

အမရပူရ

မဟာဂန္ဓာရုံဆရာတော်

အရှင်ဇနကာဘိဝံသ၏

အမှတ် (၂၇) ကျမ်းစာ

အဋ္ဌသာလိနိဒ္ဒါအာသာဠိကာ


နှင့်

မူလဒီကာနိဿယ

(ဒုတိယအုပ်)

အဋ္ဌသာလိနိဒ္ဒါအဋ္ဌကထာကို နိဿယအဓိပ္ပာယ်

စုံလင်စွာ တန်ဆာဆင်ထားပါသည်။



ပြည်ထောင်စု ဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော်
သာသနာရေးဦးစီးဌာန

သာသနာ ၂၅၂၆

ကောဇာ ၁၃၄၄

ဇန္တဝါရီလ ၁၉၇၃




၁၉၃၇

အမရပူရ
မဟာဂန္ဓာရုံဆရာတော်
အရှင်ဇနကာဘိဝံသ၏
အမှတ် (၂၇) ကျမ်းစာ

အဋ္ဌသာလိနိကာယာဠိကာ

နှင့်
မူလဋီကာနိဿယ
(ဒုတိယအုပ်)

အဋ္ဌသာလိနိအဋ္ဌကထာကို နိဿယအဓိပ္ပာယ်
စုံလင်စွာ တန်ဆာဆင်ထားပါသည်



ပြည်ထောင်စုဆိုရှယ်လစ်သမ္မတမြန်မာနိုင်ငံတော်
သာသနာရေးဦးစီးဌာန
သာသနာ ၂၅၂၆၊ ကောဇာ ၁၃၄၄၊ ၁၉၈၃၊ ဇန္နဝါရီလ

ထေရဝါဒ

သာသနာတော်သန့်ရှင်းတည်တံ့မြန်ဖွားရေး

အတွက်

မဟာဂန္ဓာရုံဆရာတော်

အရှင်ဇနကာဘိဝံသ၏


ဘာသာဋီကာကျမ်းကြီးများ

ဖြည့်စုံစာရိုက်နှိပ်ဖြန့်ဖြူးပါစို့

ဒုတိယ-အကြိမ်

အုပ်ရေး-၃၀၀၀

ရန်ကုန်မြို့၊ ကမ္ဘာအေး၊ သာသနာရေးဦးစီးဌာနအတွက်
ဟံသာဝတီ ပုံနှိပ်တိုက် (၀၁၄၈၅) တွင် ဦးဇော်ဝင်းက
ပုံနှိပ်၍၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်မောင်
မှတ်ပုံတင်အမှတ် (၀၂၅၂၇) က ထုတ်ဝေသည်။



အဋ္ဌသာလိနီ အဋ္ဌကထာဘာသာဋီကာနှင့်
မူလဋီကာနိဿယ
(ဒုတိယတွဲ)

အကြောင်းအရာ	စာမျက်နှာ	
	ဘာသာဋီကာ	မူလ-နိဿယ
ကာမကုသိုလ်ပဒဘာဇနီ	၁၁	၅၀၅
ဒွါရကထာ “ကာယကမ္မဒွါရအဖွင့်”	၁၃၇၁	၅၆၈
“ဝစီကမ္မဒွါရအဖွင့်”	၁၅၄၁	၅၈၄
“မနောကမ္မဒွါရအဖွင့်”	၁၆၀၁	၅၈၉
“ကမ္မကထာအဖွင့်”	၁၆၂၁	၅၉၁
“ပဉ္စဝိညာဏကထာ-စသည်”	၁၉၀၁	၆၀၀
“အကုသလကမ္မပထကထာ”	၁၉၅၁	၆၀၅
“ကုသလကမ္မပထကထာ”	၂၂၃၁	၆၁၀
“ကမ္မပထသံသန္ဓနကထာ”	၂၂၉၁	၆၁၁
ယံယံဝါပနအဖွင့်	၂၃၆၁	
ယေဝါပနကကထာအဖွင့်		၆၃၂
ဓမ္မုဒ္ဓေသကထာ “ဖဿပဉ္စမကရာသိအဖွင့်”	၂၄၂၁	၆၃၄
“ဈာန်ရာသိအဖွင့်”	၂၇၀၁	၆၄၃
“ဣန္ဒြိယရာသိအဖွင့်”	၂၈၆၁	၆၄၆
“မဂ္ဂရာသိအဖွင့်”	၃၀၆၁	၆၅၃
“ဗလရာသိအဖွင့်”	၃၀၉၁	၆၅၃
“မူလရာသိအဖွင့်”	၃၁၆၁	၆၅၈
“လောကပါလဒုကအဖွင့်”	၃၂၆၁	
“ပဿဒ္ဓါဒိယုဂလအဖွင့်”	၃၂၇၁	၆၅၉
“ယေဝါပနကအဖွင့်”	၃၃၂၁	၆၆၁
ကာမာဝစကုသလနိဒ္ဓေသဝါရအဖွင့်	၃၄၈၁	၆၆၆
(ကောဠာသ) သင်္ဂဟဝါရအဖွင့်	၄၁၃၁	၆၈၃
သုညတဝါရအဖွင့်	၄၂၅၁	၆၈၉
ဒုတိယမဟာကုသိုလ်စိတ်အဖွင့်	၄၂၆၁	၆၈၉
တတိယမဟာကုသိုလ်စိတ်အဖွင့်	၄၃၀၁	

(ဃ)

မာတိကာ

အကြောင်းအရာ


စာမျက်နှာ

သာသာဠိကာ

မူလ-နိဿယ

စတုတ္ထမဟာကုသိုလ်စိတ်အဖွင့်	၄၃၀၊	
ပဉ္စမ မဟာကုသိုလ်စိတ်အဖွင့်	၄၃၁၊	
ဆဋ္ဌ-စသည်မဟာကုသိုလ်စိတ်အဖွင့်	၄၃၂၊	
ပုညကိရိယဝတ္ထု-စသည်အဖွင့်	၄၃၃၊	၆၉၀
အနန္တ-စသည်အဖွင့်	၄၄၄၊	
ရူပါဝစရကုသိုလ်အဖွင့် “စတုက္ကနည်း-ပဌမဈာန်”	၄၄၉၊	၆၉၂
။ “ ။ ဒုတိယဈာန်”	၄၅၁၊	၇၀၀
။ “ ။ တတိယဈာန်”	၄၅၀၊	၇၀၆
။ “ ။ စတုတ္ထဈာန်”	၄၉၃၊	၇၀၈

မာတိကာပြီး၏။



အဋ္ဌသာလိနိ အဋ္ဌကထာ

ဘာသာဋီကာ

ကဗျာသို့လ် ပဒဘာဇနီ

ဣဒါနိ၊ မာတိကာကို ထားပြီးရာ ယခုအခါ၌။ ယထာနိက္ခိတ္တာယ၊ အကြင် အကြင် ထားအပ်ပြီးသော။ [ဝေနေယျတို့၏ သန္တာန်၌ ဟောထားခြင်းကို “နိက္ခိတ္တ-ထား” ဟု ဆိုသည်။] မာတိကာယ၊ မာတိကာဖြင့်။ သင်္ဂဟိတေ၊ သိမ်းယူအပ်ပြီးကုန်သော။ ဓမ္မေ၊ တရားတို့ကို။ ပဘောဒတော၊ အပြားအားဖြင့်။ ဒဿေတုံ၊ ငှာ။ ကတမေ ဓမ္မာ ကုသလာတိ၊ ကတမေ ဓမ္မာ ကုသလာဟူသော။ ဝါ၊ ကတမေ ဓမ္မာ ကုသလာ-အစရှိသော။ ဣဒံ ပဒဘာဇနီယံ၊ ဤပဒဘာဇနီကို။ (ဘဂဝတော၊ သည်။) အာရဒ္ဓံ၊ အားထုတ်တော်မူအပ်ပြီ။

ကတ္ထ၊ ထို ပဒဘာဇနီ၌။ (တယော မဟာဝါရာ ဟောန္တိ-၌ ပဓာနစပ်၊ ကာမာဝစရံ ကုသလံ ဒဿိတံ-၌ အပဓာနစပ်။) ယသ္မိံ သမယေ။ ပ။ ဟောတိ၊ ယသ္မိံ သမယေ။ ပ။ ဟောတိ-ဟူ၍။ ပဌမံ၊ ရှေးဦးစွာ။ ယဒေတံ ကာမာဝစရံ ကုသလံ၊ အကြင် ကာမာဝစရကုသိုလ်ကို။ ဒဿိတံ၊ ပြတော်မူ

၁။ ဣဒါနိ။ ပ။ အာရဒ္ဓံ။ ။ မာတိကာကိုဖွင့်ပြပြီး၍ ယခုအခါ ပဒဘာဇနီကို ဖွင့်ပြတော်မူလိုသော အဋ္ဌကထာဆရာသည် “ဣဒါနိ။ ပ။ အာရဒ္ဓံ” ဟူသောပါဠိကို မိန့်။ ကုသိုလ်စိတ် အချင်းချင်း မတူ ကွဲပြားသည်ကို “ပဘောဒ” ဟု ဆိုသည်။ “အညမညံ ပဘိဇ္ဇတိတိ ပဘောဒေါ” ဟု ပြပါ။ [“ကတမေ ဓမ္မာ ကုသလာတိ” ၌ “ဟူသော” ဟု အနက်ပေးရာဝယ် ဣတိသဒ္ဓါ နိဒဿနတ္ထတည်း။ “ကတမေ ဓမ္မာ ကုသလာ” ဝါကျကို ညွှန်ပြလိုက်သဖြင့် ပဒဘာဇနီစကား အားလုံးကိုပါ ပြနိုင်သော နိဒဿနနည်း-ဟူလို။ “အစရှိသော” ဟု ပေးရာ၌ ဣတိသဒ္ဓါ အာချတ္ထ၊ ဣတိတလုံးလည်း အကျေကြံပါ။]

၂။ ပဒဘာဇနီယံ။ ။ ဘာဇနီယံ၌ “ဘာဇ-ဝိဘာဂေ” ဟူသော စုရာဒိဓာတ် နောင် အနိယပစ္စည်းသက်၍ “ဘာဇနီယ” ဟု ရေးသားကြ၏။ ဘာဇီယတေ အနေနာတိ ဘာဇနီယံ။ ပဒါနံ၊ ကုသလာ ဓမ္မာ-စသော ပုဒ်တို့၏။ ဝါ၊ တို့ကို။ ဘာဇနီယံ၊ အကျယ် ဝေဖန်ကြောင်း စကားရပ်တည်း။ ပဒဘာဇနီယံ၊ ရပ်။ မရ၌ကား “ပဒဘာဇနီယန္တိ ပဒဘာဇနဝသေန ပဝတ္ထဝစနံ” ဟု ဖွင့်၏။ ထို၌ ဝတ္ထဝစနံကိုထောက်၍ “ဘာဇီယတေ ဘာဇနံ၊ ပဒါနံ+ဘာဇနံ ပဒဘာဇနံ၊ ကုသလာ ဓမ္မာ-အစရှိသော ပုဒ်တို့ကို အကျယ် ဝေဖန်ခြင်း။ ပဒဘာဇနေန+ပဝတ္ထံ ပဒဘာဇနီယံ” ဟု ပဝတ္ထအနက်၌ “ဣယပစ္စည်း၊ တဒ္ဓိတ်ပုဒ်” ဟု ကြံသင့်၏။ ပုဒ်ကို အကျယ်ဝေဖန်ခြင်းအားဖြင့် ဖြစ်သော စကား။

အပ်ပြီ။ တာဝ၊ ဒုတိယ ကာမာဝစရကုသိုလ် စသည်တို့မှ ရှေးဦးစွာ၊ (ဒဿိတ-
 သာ၊ ပြတော်မူအပ်သော။) တဿ၊ ထို ပထမကာမာဝစရကုသိုလ်၏။ နိဒ္ဒေသေ၊
 နိဒ္ဒေသ၌။ (အကျယ် ညွှန်ပြကြောင်းဖြစ်သော ပဒဘာဇနံ၌။) ဓမ္မဝဝတ္ထာန-
 ဝါရော၊ ဓမ္မဝဝတ္ထာနဝါရလည်းကောင်း။ သင်္ဂဟဝါရော၊ သင်္ဂဟဝါရလည်း
 ကောင်း။ သုညတဝါရော၊ သုညတဝါရလည်းကောင်း။ ဣတိ၊ သို့။ တယော၊
 ၃-ပါးကုန်သော။ မဟာဝါရာ၊ ဝါရကြီးတို့သည်။ ဟောန္တိ၊ ရှိကုန်၏။ တေသု၊
 ထို ၃-ပါးသော ဝါရကြီးတို့တွင်။ ဓမ္မဝဝတ္ထာနဝါရော၊ ဓမ္မဝဝတ္ထာန ဝါရ
 သည်။ ဥဒ္ဒေသ နိဒ္ဒေသ ဝသေန၊ ဥဒ္ဒေသ နိဒ္ဒေသ-တို့၏ အပြားအားဖြင့်။
 ဒွိဓာ၊ အားဖြင့်။ ဣတော၊ တည်၏။

တေသု၊ ထို ၂-ပါးတို့တွင်။ ဥဒ္ဒေသဝါရဿ၊ ဥဒ္ဒေသ ဝါရ၏။ ပုစ္ဆာ၊
 ပုစ္ဆာလည်းကောင်း။ သမယနိဒ္ဒေသော၊ သမယနိဒ္ဒေသလည်းကောင်း။ ဓမ္မုဒ္ဒေ-
 သော၊ ဓမ္မုဒ္ဒေသလည်းကောင်း။ အပ္ပနာ၊ အပ္ပနာလည်းကောင်း။ ဣတိ၊ သို့။
 စတ္တာရော၊ ကုန်သော။ ပရိစ္ဆေဒါ၊ အပိုင်းအခြား တို့သည်။ (ပိုင်းခြား
 ကြောင်းဖြစ်သော စကားရပ်တို့သည်။) (ဟောန္တိ၊ ကုန်၏။) တေသု၊ ထို ၄-
 ပါးသော ပရိစ္ဆေဒတို့တွင်။ ကတမေ ဓမ္မာ ကုသလာတိ၊ ဟူသော။ အယံ၊
 ဤစကားရပ်သည်။ ပုစ္ဆာ နာမ၊ ပုစ္ဆာမည်၏။ ဝါ၊ မေးကြောင်း စကား
 တရပ်မည်၏။ ယသ္မိံ သမယေ။ ပ။ တသ္မိံ သမယေတိ၊ ဟူသော။ အယံ၊ သည်။
 သမယနိဒ္ဒေသော နာမ၊ သမယနိဒ္ဒေသ မည်၏။ ဝါ၊ သမယကို ညွှန်ပြကြောင်း
 စကားတရပ်မည်၏။ ဖသော ဟောတိ။ ပ။ အဝိက္ခေပေါ ဟောတိတိ၊ ဟူသော။
 အယံ၊ သည်။ ဓမ္မုဒ္ဒေသော နာမ၊ ဓမ္မုဒ္ဒေသ မည်၏။ ဝါ၊ ဖဿ-စသော တ
 ရားတို့၏ သရုပ်ကို ထုတ်ပြကြောင်း စကားတရပ်မည်၏။ ယေ ဝါ ပန။ ပ။
 ဣမေ ဓမ္မာ ကုသလာတိ၊ ဟူသော။ အယံ၊ ဤစကားရပ်သည်။ အပ္ပနာ၊ နာမ၊
 အပ္ပနာမည်၏။ ဝါ၊ နိဂုံးအုပ်ကြောင်း စကားတရပ်မည်၏။

၁။ ဓမ္မဝဝတ္ထာန-စသည်။ ။ ဝိပုဗ္ဗ၊ ထာ-ဌာနေဟူသော ဓာတ်တည်း။ ဝိ (ဝိသုံ
 ဝိသုံ) အသီးအသီး။ (ဖဿ တခြား၊ ဝေဒနာတခြားစသည်ဖြင့် အချင်းချင်း တပါးနှင့်
 တပါးမရောယှက်အောင်။) အဝ (အဝစ္ဆိန္ဒိတော) ၊ ပိုင်းခြားကန့်သတ်၍။ ထာန္တိ တိဋ္ဌန္တိ
 ဧတ္တာတိ ဝဝတ္ထာနော၊ ဓမ္မာနံ+ဝဝတ္ထာနော ဓမ္မဝဝတ္ထာနော၊ ဓမ္မဝဝတ္ထာနော စ+
 သော+ဝါရောစာတိ ဓမ္မဝဝတ္ထာနဝါရော=ဖဿစသော တရားတို့၏ အသီးအသီးပိုင်း
 ခြား၍ ကည်ရာဖြစ်သော စကား အလှည့် အကြိမ်။ ခန္ဓာစသည်တို့ဖြင့် သိမ်းယူအပ်ရာဝါရ
 ကို သင်္ဂဟ-ဝါရ၊ အတ္တဇီဝတို့မှ ကင်းဆိတ်ပုံကို ပြရာ ဝါရကို သုညတဝါရဟု ခေါ်သည်။
 ၂။ အပ္ပနာ။ ။ သက္ကတ၌ “အရံ ပဏံ” ဟု နပုလ္လိင်ရှိ၏။ ပါဠိ၌ “အပ္ပနာ” ဟု
 ဣတ္ထိလိင်ရှိ၏။ သက္ကတ၌ ရိဓာတ်ကြီးသော်လည်း ပါဠိ၌ အပ္ပဓာတ် ကြီးသင့်၏။ အပ္ပေ

ဝေံ၊ ဤသို့။ ဝါ၊ ဤဆိုအပ်ပြီးသော နည်းဖြင့်။ စတုဟိ၊ ၄-ပါးကုန်သော။ ပရိစ္ဆေဒဟိ၊ အပိုင်းအခြားတို့ဖြင့်။ ဌိတဿ၊ တည်သော။ ဥဒ္ဓေသဝါရဿ။ ။ ပဌမော၊ သော။ ယှာယံ (ယော+အယံ) ပုစ္ဆာပရိစ္ဆေဒေါ၊ အကြင် ပုစ္ဆာ အပိုင်းအခြားသည်။ (အတ္ထိ။) ။ တတ္ထ၊ ထို ပုစ္ဆာပရိစ္ဆေဒ၌။ ကတမေ ဓမ္မာ ကုသလာတိ၊ ဟူသော။ အယံ၊ ဤပုစ္ဆာသည်။ ကထေတုကမ္ပတာပုစ္ဆာ၊ ကထေတုကမ္ပတာ ပုစ္ဆာတည်း။ (ဖြေခြင်းငှာ အလိုရှိသည်၏အဖြစ်ဟူသော ဆန္ဒဟော်ကြောင့်ဖြစ်သော ပုစ္ဆာတည်း။)

၂။ ချဲ့။ ပုစ္ဆာ၊ ပုစ္ဆာတို့သည်။ အဒိဋ္ဌဇောတနာပုစ္ဆာ၊ အဒိဋ္ဌဇောတနာ ပုစ္ဆာလည်းကောင်း။ ဒိဋ္ဌသံသန္ဓနာပုစ္ဆာ၊ လည်းကောင်း။ ဝိမတိစ္ဆေဒနာပုစ္ဆာ၊ လည်းကောင်း။ အနုမတိပုစ္ဆာ၊ လည်းကောင်း။ ကထေတုကမ္ပတာပုစ္ဆာ၊ ကထေတုကမ္ပတာ ပုစ္ဆာလည်းကောင်း။ ဣတ္တိ၊ သို့။ ပဉ္စဝိဓော၊ ၅-ပါး အပြားရှိကုန်၏။ ဟာသံ၊ ထို ငါးပါးသောပုစ္ဆာတို့၏။ ဣဒံ၊ ဤ ဆိုအပ်

တိဟိ အပ္ပနာ၊ အပေတိ၊ အပြီးအဆုံးသို့ ရောက်စေတတ်၏။ ဣတိ အပ္ပနာ။ အပ္ပနာ ဟူသော အမည်သည် နိဂုံးဝါကျ၏ အမည်တည်း။ ထို့ကြောင့် အနုဋီကာ၌ “အပေတုံတိ နိဂမေတုံ” ဟု ဖွင့်သည်။

၁။ တတ္ထ။ ပ။ ကမ္ပတာ ပုစ္ဆာ။ ။ တတ္ထဖြင့် “ယှာယံ ပဌမော ပုစ္ဆာပရိစ္ဆေဒေါ” ကို ပြန်စွဲမှ ထုံးစံကျမည်။ ထိုသို့ ထုံးစံကျအောင်စွဲလျှင် တတ္ထအရ “ကတမေ ဓမ္မာ ကုသလာ” ဟူသော ပုစ္ဆာကို ယူ၍ “ကတမေ ဓမ္မာ ကုသလာတိ အယံ” နှင့် အရ တူနေသည် မဟုတ်ပါလော။ ထိုသို့ဖြစ်လျှင် “တဝါကျတည်း၌ အရတူပုဒ်တို့၏ ဝိဘတ် ကွဲရိုး မရှိရကား စာသွားထုံးစံမကျသည် မဟုတ်ပါလော” ဟု မေးဖွယ်ရှိ၏။

အဖြေကား-တတ္ထ၏ အစွဲဖြစ်သော ပုစ္ဆာပရိစ္ဆေဒ ဟူသည် ပုစ္ဆာအားလုံးနှင့် ဆိုင်သော သာမည စကားတည်း။ “ကတမေ ဓမ္မာ ကုသလာတိ အယံ” အရ ပုစ္ဆာ ကား ဝိသေသ စကားတည်း။ ဤသို့ကွဲပြားသောကြောင့် “တတ္ထ” ဟု လည်းကောင်း၊ “အယံ” ဟု လည်းကောင်း ဝိဘတ်ကွဲလျက် ထားနိုင်ပါသည်။ [တတ္ထာတိ တံကတ-မန္တိ ပုစ္ဆဟိတိ ဧတ္ထ ယဒေတံ သာမညတော ပုစ္ဆာဝစနံ၊ တသ္မိံ။ - “သီလက္ခန္ဓ ဋီကာဟောင်း၊ မြဟ္မဇာလ စူဠသီလအဖွင့်” - ဤဋီကာကို မှီး၍ရေးပါသည်။ ဤအလို ဟတ္ထနှင့် ကထေတုကမ္ပတာပုစ္ဆာကို “အပေါင်း အာဓာရ အစိတ်အာဓေယံ” ဟု ခွဲပါ။ ရှေးနိဿယ၌ကား- “တတ္ထ တေသု ပုစ္ဆာပရိစ္ဆေဒေသု-တို့တွင်” ဟု စွဲလေ၏။]

၂။ ပဉ္စဝိဓော ဟိ။ ။ “အယံ ကထေတုကမ္ပတာ ပုစ္ဆာ” ဟူသောစကားနှင့် စပ်၍ မဟာနိဒ္ဓေသ၌ လာသော ပုစ္ဆာ ၅-ရပ်ကို အကျယ်ပြုလိုသောကြောင့် “ပဉ္စဝိဓော ဟိ” စသည်ကိုမိန့်။ ဤအလို-ဟိသည် ဝိတ္ထာရဇောတက။ ရှေးနိဿယ၌ကား “အယံ ပုစ္ဆာတိ ဧတ္ထကမေဝ အဝတွာ ကသ္မိာ ကထေတုကမ္ပတာတိ ဝုတ္တန္တိ အာဟ ပဉ္စ-ဝိဓောတိ အာဒိ” ဟု ကျမ်းတက်လေ၏။ ထိုအလို-ဟိသည် ကာရဏဇောတက။ ဟိ

လတ္တံ့ကား၊ နာနတ္တံ့၊ ထူးကုန်သည်၏အဖြစ်တည်း။ [တပါးနှင့်တပါး မတူထူးခြား ကွဲပြားပုံတည်း။] ကတမာ၊ အဘယ်ပုစ္ဆာသည်။ အဒိဋ္ဌဇောတနာပုစ္ဆာ ၊ အဒိဋ္ဌဇောတနာ ပုစ္ဆာမည်သနည်း။ ပကတိယာ၊ ပင်ကိုအားဖြင့်။ (မမေးမီ နဂိုက။ အညာတံ-စသည်၌စပ်။) လက္ခဏံ၊ မှတ်သားအပ်သော သဘောသည်။ ဝါ၊ ကို။ (သိလိုအပ်သော သဘောကို။) အညာတံ၊ ဉာဏ်ဖြင့် သိအပ်ပြီး မဟုတ်သေးသည်။ အဒိဋ္ဌံ၊ ဉာဏ်ဖြင့်ထင်ထင် မြင်အပ်ပြီး မဟုတ်သေး

ယသ္မာ၊ ကြောင့်။ ပုစ္ဆာ၊ တို့သည်။ အဒိဋ္ဌဇောတနာပုစ္ဆာ၊ လည်းကောင်း။ ပ။ ဣတိ၊ သို့။ ပစ္စဝိဓာ၊ တသ္မာ၊ ကြောင့်။ အယံ ပုစ္ဆာတိ ဧတ္တကမေဝ အဝတွာ ကထေတု-ကမ္ပတာတိ ပုတ္တံ' ဟု ထည့်၍ အနက်ပေးလေသည်။ အဒိဋ္ဌဇောတနာပုစ္ဆာ-စသော စကားရပ်တို့၌ အဒိဋ္ဌဇောတနာ စသည်တို့နှင့် ပုစ္ဆာသဒ္ဒါသည် သမာသ်တည်း။ အနု-မတိပုစ္ဆာကို ထောက်ပါ။ ထိုသို့ သမာသ်ဖြစ်လျက် ဒီဃမပျောက်ခြင်းမှာ နန္ဒာပေါက္ခ-ရဏီ စသည်ကဲ့သို့ သညာ-သဒ္ဒါ ဖြစ်သောကြောင့်တည်း။

၁။ အဒိဋ္ဌဇောတနာပုစ္ဆာ။ ။ ပဿိယိတ္တာတိ ဒိဋ္ဌံ၊ န+ဒိဋ္ဌံ အဒိဋ္ဌိ-လက္ခဏံ၊ ဇောတိ-ယတိ ဧတာယာတိ ဇောတနာ၊ အဒိဋ္ဌဿ+ဇောတနာ အဒိဋ္ဌဇောတနာ-မသိမမြင် အပ်သေးသော သဘောကို သိဖို့ရန် ထွန်းပြကြောင်း ပုစ္ဆာ။ အဒိဋ္ဌဇောတနာ စ+ သာ+ပုစ္ဆာ စာတိ အဒိဋ္ဌဇောတနာပုစ္ဆာ။

၂။ လက္ခဏံ။ ။ လောက၌ အကြောင်းအရာကို မသိ၍ ရိုးရိုးတန်းတန်း မေးလျှင် ထို အကြောင်းအရာသည် မိမိသိလိုအပ်သော သဘောတရားတည်း။ အယုတ်သဖြင့် လမ်းကိုမသိ၍မေးလျှင် ထိုလမ်းသည် မိမိသိလိုအပ်သော သဘောပင်တည်း။ ထို့ကြောင့် “လက္ခဏံ” အရ အမှတ်အသား လက္ခဏာ-ဟူသော အနက်ကို မယူရ။ သိလိုအပ်သော သဘောကို ယူရသည်။ ထို့ကြောင့်ပင် ဋီကာ၌ “လက္ခဏန္တိ ဉာတံ ဣစ္ဆိတော ယော-ကောစိ သဘာဝေါ” ဟု ဖွင့်သည်။ “လက္ခိတဗ္ဗန္တိ လက္ခဏံ” ဟု ပြုပါ။ မှတ်သား ထိုက်သော (မှတ်သားစရာဖြစ်သော) သဘော။

၃။ အညာတံ။ ။ ဉာဓာတ်၏အနက်သည် အသိအားလုံးနှင့်ဆိုင်၏။ ထို့ကြောင့် မည်သည့်ဉာဏ်ဖြင့်မဆို မသိအပ်သေးသည်ကို “အညာတံ” ဟု ဆိုသည်။ ဉာယိတ္တာတိ ဉာတံ၊ န+ဉာတံ အညာတံ။ [အညာတန္တိ ယေန ဧကေနစိ ဉာဏေန အညာတဘာဝံ အာဟ။-ဋီကာ။... ဤ၌ ဉာဏ်အစစ်သာမက ဉာဏ်အဘူများလည်း “ဉာဏေန” အရ၌ ပါဝင်သည်။]

၄။ အဒိဋ္ဌံ။ ။ သာမာန်သိစေကာမူ မျက်စိအောက်ရောက်နေသော အရာဝတ္ထုကဲ့သို့ ဉာဏ်ဖြင့်ထင်ထင် မတွေ့မမြင်အပ်သေးလျှင် သူတပါးကိုမေးသင့်၏။ ထို့ကြောင့် အညာ-တံ၏နောက်၌ “အဒိဋ္ဌံ” ဟု ထပ်ဆင့်ရပြန်သည်။ ပဿိယိတ္တာတိ ဒိဋ္ဌံ၊ န+ဒိဋ္ဌံ အဒိဋ္ဌံ= ဉာဏ်ဖြင့် တိုက်ရိုက်မြင်အပ်ပြီး မဟုတ်သော အကြောင်းအရာ။ [အဒိဋ္ဌန္တိ ဒဿန-ဘူတေန ဉာဏေန ပစ္စက္ခံ ဝိယ အဒိဋ္ဌတံ။-ဋီကာ။]

သည်။ အတုလိတံ^၁၊ ချိန်ခွင်ပမာ ဉာဏ်ပညာဖြင့် နှိုင်းချိန်အပ်ပြီး မဟုတ်သေးသည်။ အတိရိတံ^၂၊ အပြီးအပြတ် ဉာဏ်ဖြင့် ဆုံးဖြတ်အပ်ပြီး မဟုတ်သေးသည်။ အဝိဘူတံ^၃၊ ဉာဏ်အား ထင်ရှားပြီးမဟုတ်သေးသည်။ အဝိဘာဝိတံ^၄၊ ဉာဏ်ဖြင့် ထင်စွာ ဖြစ်စေအပ်ပြီး မဟုတ်သေးသည်။ ဟောတံ၊ ၎င်း။ တဿ(လက္ခဏဿ)၊ ထိုမှတ်သားအပ်သော သဘောကို။ ဉာဏာယ၊ ဉာဏ်ဖြင့် သိခြင်းငှာ။ ဒဿနာယ၊ ဉာဏ်ဖြင့်ထင်ထင် မြင်ခြင်းငှာ။ တုလနာယ၊ ချိန်ခွင်ပမာ ဉာဏ်ပညာဖြင့် နှိုင်းချိန်ခြင်းငှာ။ တိရဏာယ၊ အပြီးအပြတ် ဉာဏ်ဖြင့် ဆုံးဖြတ်ခြင်းငှာ။ ဝိဘူတာယ၊ ဉာဏ်အား ထင်ရှားခြင်းငှာ။ ဝိဘာဝနတ္ထာယ၊ ဉာဏ်ဖြင့် ထင်စွာ ဖြစ်စေခြင်း အကျိုးငှာ။ ယံ ပဉ္စ၊ အကြင် ပြဿနာကို။ ပုစ္ဆတံ၊ မေး၏။ အယံ၊ ဤပြဿနာသည်။ အဒိဋ္ဌဇောတနာပုစ္ဆာ၊ အဒိဋ္ဌဇောနာပုစ္ဆာ-မည်၏။ ဝါ၊ သိမြင်အပ်ပြီးမဟုတ်သော သဘောကို ထွန်းပြကြောင်း ပုစ္ဆာမည်၏။

ကတမာ၊ အဘယ်ပုစ္ဆာသည်။ ဒိဋ္ဌသံသန္ဓနာပုစ္ဆာ၊ ဒိဋ္ဌသံသန္ဓနာပုစ္ဆာ မည်သနည်း။ ပကတိယာ၊ ပင်ကိုအားဖြင့်။ လက္ခဏံ၊ မှတ်သားအပ်သော သဘောသည်။ ဝါ၊ ကို။ ဉာတံ၊ ဉာဏ်ဖြင့် သိအပ်ပြီးသည်။ ဒိဋ္ဌံ၊ ဉာဏ်ဖြင့် ထင်ထင် မြင်အပ်ပြီးသည်။ တုလိတံ၊ ချိန်ခွင်ပမာ ဉာဏ်ပညာဖြင့် နှိုင်းချိန်အပ်

၁။ အတုလိတံ။ ။တချို့အရာဝတ္ထုက မျက်စိအောက် ရောက်နေသော်လည်း “ဤဤမျှ” ဟု ဆုံးဖြတ်ချက်မချနိုင်။ ချိန်ခွင်ပေါ်တင်၍ ချိန်လိုက်မှ ဆုံးဖြတ်ချက်ချနိုင်သည်။ ထို့ကြောင့် အရာဝတ္ထုတစ်ခုကို ချိန်သကဲ့သို့ မချိန်အပ်သေးသော သဘောဟု ထပ်ဆင့်ရပြန်သည်။ တုလိယိတ္ထာတိ တုလိတံ၊ န+တုလိတံ အတုလိတံ။ “တုလ-ဥမ္မာနေ (မြောက်၍ချိန်ခြင်း)” ဟူသော ဓာတ်တည်း။ [အတုလိတန္တိ ဧတ္ထကံ ဣဒန္တိ တုလာဘူတာယ ပညာယ အတုလိတံ။-ဋီကာ။]

၂။ အတိရိတံ။ ။နှိုင်းချိန်ပြီးနောက် ဆုံးဖြတ်ချက်ချသော ဉာဏ်ဟုမျိုးပေါ်လာရသေး၏။ ထို့ကြောင့် အတုလိတံ၏နောက်၌ “အတိရိတံ” ဟု ထပ်၍ ဆင့်ရပြန်သည်။ တိရိယိတ္ထ၊ ဆုံးဖြတ်အပ်ပြီး။ ဣတိ တိရိတံ။ တိရ=ကမ္မနိဋ္ဌာပနေ၊ အမှုကို ပြီးဆုံးစေခြင်း၊ ဆုံးဖြတ်ခြင်းဟူသော ဓာတ်တည်း။ န+တိရိတံ အတိရိတံ။ [အတိရိတန္တိ တိရဏဘူတာယ ပညာယ အကတညာဏကြိယာသမာပနတံ။-ဋီကာ။]

၃။ အဝိဘူတံ အဝိဘာဝိတံ။ ။ထိုသို့ ဆုံးဖြတ်ချက် ချပြီးသောအခါ ဉာဏ်အား ထင်ရှားသောအာရုံကို ဝိဘူတ၊ ဉာဏ်ဖြင့် ထင်စွာဖြစ်စေအပ်ပြီးသော အာရုံကို “ဝိဘာဝိတံ” ဟု ခေါ်သည်။ ထိုသို့ မဟုတ်သောအာရုံကို “အဝိဘူတ၊ အဝိဘာဝိတံ” ဟု ခေါ်သည်။ တဿ ဉာဏာယ-စသည်ကား အညာတံ-စသည်၌ ဉာဏ-စသည်ကို အစဉ်အတိုင်း ဆိုသောစကားတည်း။

၄။ ဒိဋ္ဌသံသန္ဓနာ။ ။သံသန္ဓိယတိ တောသာတိ သံသန္ဓနာ။ သံပုဗ္ဗ-သန္ဓ။ ဓာတ်၊ ယုပစ္စည်း။ သန္ဓ။ ဓာတ်သည် ယိုစီးခြင်းအနက်ကို ဟောသော်လည်း သံ-ရှေးရှိသောကြောင့် အညီအညွတ် နှိုးနှောခြင်းအနက်ကိုဟော၏။ ဒိဋ္ဌဿ+သံသန္ဓနာ ဒိဋ္ဌသံသန္ဓနာ။

ပြီးသည်။ တီရိတံ၊ အပြီးအပြတ် ဉာဏ်ဖြင့် ဆုံးဖြတ်အပ်ပြီးသည်။ ဝိဘူတံ၊ ဉာဏ်အား ထင်ရှားပြီးသည်။ ဝိဘာဝိတံ၊ ဉာဏ်ဖြင့် ထင်စွာ ဖြစ်စေအပ်ပြီးသည်။ ဟောတိ၊ ၏။ သော၊ ထိုပုဂ္ဂိုလ်သည်။ အညေဟိ၊ မိမိမှတစ်ပါးကုန်သော။ ပဏ္ဍိတေဟိ၊ တို့နှင့်။ သဒ္ဓိံ၊ ကု။ သံသန္ဓနတ္ထာယ၊ နှိုးနှောခြင်းအကျိုးငှာ။ (ယံ) ပဉ္စ၊ ကို။ ပုစ္ဆတိ၊ ၏။ အယံ၊ သည်။ ဒိဋ္ဌသံသန္ဓနာပုစ္ဆာ၊ မည်၏။ ဝါ၊ သိမြင်အပ်ပြီးသောသဘောကို နှိုးနှောကြောင်းဖြစ်သော ပုစ္ဆာမည်၏။

ကတမာ၊ အဘယ်ပုစ္ဆာသည်။ ဝိမတိစ္ဆေဒနာပုစ္ဆာ၊ မည်သနည်း။ (ပုစ္ဆကော၊ မေးသောပုဂ္ဂိုလ်သည်။) ဟကတိယာ၊ အားဖြင့်။ သံသယပက္ခန္ဓော၊ ယုံမှားခြင်းသို့ ပြေးဝင်သည်။ ဝိမတိပက္ခန္ဓော၊ တွေးတောခြင်းသို့ ပြေးဝင်သည်။ ဟောတိ၊ ၏။ ဧဝံ၊ သို့။ (ဟောတိ) နုခေါ၊ ဖြစ်လေသလော။ န (ဟောတိ) နုခေါ၊ မဖြစ်လေသလော။ ကိံ၊ အဘယ်သို့။ (ဟောတိ) နုခေါ၊ ဖြစ်ပါလိမ့်မည်နည်း။ ကထံ၊ အဘယ်အခြင်းအရာအားဖြင့်။ (ဟောတိ) နုခေါ၊ ဖြစ်ပါလိမ့်မည်နည်း။ ဣတိ၊ သို့။ ဒွေဠကဇာတော၊ ဖြစ်သောနှလုံးနှစ်ခုရှိသည်။ ဟောတိ၊ သော၊ ထိုပုဂ္ဂိုလ်သည်။ ဝိမတိစ္ဆေဒနတ္ထာယ၊ တွေးတောခြင်းကို ဖြတ်ခြင်းအကျိုးငှာ။ (ယံ) ပဉ္စ၊ ကို။ ပုစ္ဆတိ၊ အယံ၊ သည်။ ဝိမတိစ္ဆေဒနာပုစ္ဆာ၊ မည်၏။

ကတမာ၊ သည်။ အနုမတိပုစ္ဆာ၊ မည်သနည်း။ ဘဂဝါ၊ သည်။ ဘိက္ခုနံ၊ တရားနာခံသော ရဟန်းတို့၏။ အနုမတိယာ၊ အလိုကို။ (ဂဟဏတ္ထံ၊ ယူခြင်းအကျိုးငှာ။) ပဉ္စ၊ ကို။ ပုစ္ဆတိ၊ မေးတော်မူ၏။ (ကိံ၊ အဘယ်သို့ မေးတော်မူသနည်း။) ဘိက္ခဝေ၊ ဘိက္ခုတို့။ တံ၊ ထို မိန့်တော်မူအပ်လတ္တံ့ သော အကြောင်းအရာကို။ ကိံ၊ အဘယ်သို့။ မညထ၊ မှတ်ထင်ကြကုန်သနည်း။ ရူပံ၊ ရူပက္ခန္ဓာ

၁။ သံသယပက္ခန္ဓော-စသည်။ ။ သမန္တတော သေတိတိ သံသယော။ အာရုံတခု တည်း၌ အတည်မဖြစ်နိုင်သောကြောင့် ပတ်ဝန်းကျင်အာရုံ၌ ဖြစ်တတ်သောဝိစိကိစ္ဆာကို “သံသယ” ဟုခေါ်၏။ သံသယံ+ပက္ခန္ဓော သံသယပက္ခန္ဓော။ န+မတိ ဝိမတိ၊ မသိခြင်း သဘောတရား။ တစုံတခုကို မဆုံးဖြတ်နိုင်သောကြောင့် “မသိ” ဟု ဆိုသည်။ ဝိစိကိစ္ဆာပင်တည်း။ ဝိမတိံ+ပက္ခန္ဓော ဝိမတိပက္ခန္ဓော။ ဒွေဠကဇာတော၌ ဒွေဠကပုဂံပြီးပုံကို အကုသလဝိစိကိစ္ဆာနိဒ္ဒေသ-အဖွင့်၌ ပြထား၏။ ဒွေဠကော+ဇာတော ယဿာတိ ဒွေဠကဇာတော၊ ဖြစ်သော+စိတ်၏ ၂-ပါး အပြားအားဖြင့် တုန်လှုပ်ကြောင်း သံသယရှိသူ။ စိတ် ၂-မျိုးဖြစ်သောကြောင့် “နှလုံး ၂-ခုဖြစ်သူ” ဟုလည်း ခေါ်ကြ၏။

၂။ ရူပံ နိစ္စံ ဝါ။ ။ ခန္ဓာ ၅-ပါးကို မေးသောအရာဖြစ်၍ “ရူပံ-ရူပက္ခန္ဓာ” ဟုပေးရသည်။ နိစ္စံဝါ၌ ဝါသဒ္ဓါသည် သဘာဝဝိဘာဝန (သဘောကို ထင်စွာပြခြင်း အနက်ရှိ၏)။ ရူပက္ခန္ဓာသည် နိစ္စသဘောလား၊ အနိစ္စသဘောလား-ဟုလို။ ဒုက္ခံဝါ-စသည်၌လည်းနည်းတူ။ ဝိပရိကာမဓမ္မံ ဇရာ မရဏ ၂-ပါး အပြားအားဖြင့် ဖောက်ပြန်ခြင်း သဘောကို “ဝိပရိကာမဓမ္မံ” ဟု ဆိုသည်။

သည်။ နိစ္စံ ဝါ၊ နိစ္စလော။ ဝါ၊ နိစ္စသဘော ရှိသလော။ အနိစ္စံ ဝါ၊ အနိစ္စလော။ ဝါ၊ အနိစ္စသဘော ရှိသလော။ ဣတိ သိ။ (ပုစ္ဆတိ၊ မေးတော်မူ၏။) ဘန္တေ၊ မြတ်စွာဘုရား။ (ရူပံ၊ ရူပက္ခန္ဓာသည်။) အနိစ္စံ၊ အနိစ္စပါတည်း။ ယံ ပန၊ အကြင် ရူပက္ခန္ဓာသည်။ အနိစ္စံ၊ အနိစ္စတည်း။ တံ ထံ အနိစ္စ ရူပက္ခန္ဓာသည်။ ဒုက္ခံ ဝါ၊ ဒုက္ခလော။ ဝါ၊ ဒုက္ခသဘော ရှိသလော။ သုခံ ဝါ၊ သုခလော။ ဝါ၊ သုခသဘော ရှိသလော။ ဣတိ သိ။ (ပုစ္ဆတိ။) ဘန္တေ၊ မြတ်စွာဘုရား။ (တံ၊ ထံ ရူပက္ခန္ဓာ သည်။) ဒုက္ခံ၊ ဒုက္ခပါတည်း။ ယံ ပန၊ အကြင် ရူပက္ခန္ဓာသည်။ အနိစ္စံ၊ အနိစ္စ တည်း။ ဝါ၊ မမြဲ။ ဒုက္ခံ၊ ဒုက္ခတည်း။ ဝါ၊ ဒုက္ခဖြစ်၏။ ဝိပရိကာမဓမ္မံ၊ ဇရာ မရဏ-ဟူသော ၂-ပါးအပြားအားဖြင့် ဖောက်ပြန်ခြင်းသဘောရှိ၏။ တံ၊ ထံအနိစ္စ ဒုက္ခ ဝိပရိကာမဓမ္မ ရူပက္ခန္ဓာကို။ (သမနုပဿိတုံ-၌ စပ်။) တေံ၊ ဤ ရူပက္ခန္ဓာသည်။ မမံ၊ ငါ၏ဥစ္စာဟည်။ ဒေသော၊ ဤ ရူပက္ခန္ဓာ သည်။ အဟံ၊ သည်။ အသိ၊ ဖြစ်၏။ ဒေသော၊ သည်။ မေ၊ ငါ၏။ အတ္တာ၊ အတ္တတည်း။ ဣတိ သိ။ သမနုပဿိတုံ၊ တဏှာ၊ မာန၊ ဒိဋ္ဌိတို့ ဖြင့် အဖန်ဖန်ရှုခြင်းငှာ။ ဝါ၊ သည်။ ကလ္လံ န ခေါ၊ သင့်လျော်မည် လော။ ဣတိ၊ ဤသို့ မေးတော်မူပြီ။ ဘန္တေ၊ မြတ်စွာဘုရား။ တေံ၊ ဤ တဏှာ၊ မာန၊ ဒိဋ္ဌိတို့ဖြင့် အဖန်ဖန်ရှုခြင်းသည်။ နော ဟံ (ကလ္လံ)၊ မသင့် ပါ။ ဣတိ၊ ဤသို့ လျှောက်ကြကုန်ပြီ။ အယံ၊ ဤ ပုစ္ဆာသည်။ အနုမတိ- ပုစ္ဆာ၊ မည်၏။

ကတမာ၊ သည်။ ကထေတုကမ္ပတာပုစ္ဆာ၊ မည်သနည်း။ ဘဂဝါ၊ သည်။ ဘိက္ခုနံ၊ တို့အား။ ကထေတုကမ္ပတာ၊ ဖြေခြင်းငှာ အလိုတော်ရှိ သည်၏ အဖြစ်ကြောင့်။ [ယခု စာအုပ်များ၌ “ကထေတုကမ္ပတာယ” ဟု ရှိသော်လည်း ဋီကာ၌ “ကထေတုကမ္ပတာတံ ကထေတုကမ္ပတာယ” ဟု ယအက္ခရာ အကျေကြံ၍ ဖွင့်သောကြောင့် ရှေးစာအုပ်များ၌ “ကထေတု- ကမ္ပတာ” ဟု ရှိခဲ့ဟန်တူသည်။] ပဉ္စံ၊ ကံ။ ပုစ္ဆတိ၊ ၏။ (ကိံ၊ နည်း။)

၁။ တေံ မမံ။ ။ တေံ မမံ၌ “မမ+ဣဒံ မမံ” ဟု ဣဒံတဒ္ဓိတ်ပြု။ အမှသဒ္ဓါနောင် ဒိဿန္တညေပိ ပစ္စယာ-ဟူသော မောဂ္ဂလ္လာန်သုတ်ဖြင့် ဣ-ပစ္စည်းသက်၊ ဣ-အနုဗန် ချေ၊ တဒမိနာဒိနိ ဟူသော မောဂ္ဂလ္လာန်သုတ်ကြီးဖြင့် အမှသဒ္ဓါကို “မမံ” ပြု၊ နာမ်ဝဲ သိသက် အံပြု၊ “မမံ” ဟု ပြီး၏။ [မမ သန္တကန္တိ ကတွာ မမန္တိ။-ဒိဗနိကာယ် သတိပဋ္ဌာနသုတ်စုံကော။ အကျယ်ကို မောဂ္ဂလ္လာန်နိဿယ၊ ဣဒံကဏ္ဍ ၃၃-သုတ်၌ ရှုပါ။] ရှေးစာအုပ်များ၌ “မမံ” ဟု ရှိသောကြောင့် ရှေးနိဿယတို့၌ “မမ၊ ၏။ သန္တကံ၊ ဥစ္စာတည်း” ဟု ထည့်၍ ပေးကြရသည်။ တေံ မမံဖြင့် တဏှာစွဲကို ပြ၏။ ဒေသော ဟ မသိဖြင့် မာနစွဲကို ပြ၏။ ဒေသော မေ အတ္တာဖြင့် ဒိဋ္ဌိစွဲကို ပြ၏။

ဘိက္ခဝေ၊ တို့။ သတိပဋ္ဌာန၊ တို့သည်။ ဣမေ စတ္တာရော၊ ဤ ၄-ပါး
 တို့တည်း။ ကတမေ စတ္တာရော၊ အဘယ် ၄-ပါးတို့နည်း။ ဣတိ၊ သို့။
 (ပုစ္ဆတိ။) အယံ၊ ဤ ပုစ္ဆာသည်။ ကထေတုကမ္ပတာပုစ္ဆာ၊ မည်၏။ ဣတိ
 (ဣဒံ)၊ ဤဆိုအပ်ပြီးကား။ (တာသံ၊ ထို ၅-ပါးသော ပုစ္ဆာတို့၏။ နာနတ္တံ၊
 ထူးကုန်သည်၏ အဖြစ်တည်း။ -ဤသို့ ရှေ့လှည့်စပ်။)

တတ္ထ၊ ထို ၅-ပါးသော ပုစ္ဆာတို့တွင်။ ဗုဒ္ဓာနံ၊ ဘုရားရှင်တို့၏။ (ပုစ္ဆာ-
 ဌ်စပ်။) (ဘုရားရှင်တို့မှာ။) ပုရိမာ၊ ရှေး၌ဖြစ်ကုန်သော။ တိဿော၊ ကုန်
 သော။ ပုစ္ဆာ၊ တို့သည်။ နတ္ထိ၊ မရှိကုန်။ ကသ္မာ၊ ကြောင့်။ (ဗုဒ္ဓာနံ
 ပုရိမာ တိဿော ပုစ္ဆာ။) နတ္ထိ၊ မရှိကုန်သနည်း။ ဟိ၊ ချဲ့။ [တိဿောပုစ္ဆာ
 နတ္ထိ-အရ မရှိပုံကို ချဲ့ပြသည်။] (တနည်း) ဟိ ယသ္မာ၊ ကြောင့်။ ဗုဒ္ဓာနံ၊
 တို့၏။ ဝါ၊ တို့သည်။ (အဒိဋ္ဌ-စသည်၌ စပ်။) တိသု၊ (ပစ္စုပ္ပန်၊ အတိတ်၊
 အနာဂတ်အားဖြင့်) သုံးပါးကုန်သော။ အဒ္ဓာသု၊ ကာလတို့၌။ ကိဉ္စိ၊ တစုံ
 တခုသော။ သင်္ခတံ ဝါ၊ သင်္ခတလည်းဖြစ်သော။ [ရုပ်၊ နာမ်ကို ရည်ရွယ်
 သည်။] အဒ္ဓာဝိမုတ္တံ၊ ကာလ ၃-ပါးမှ လွတ်သော။ အသင်္ခတံ ဝါ၊ အသင်္ခတ
 လည်း ဖြစ်သော။ [နိဗ္ဗာန်၊ ပညတ်ကို ရည်ရွယ်သည်။] အဒိဋ္ဌ (နာမ)၊ အဒိဋ္ဌ
 မည်သော တရားသည်လည်းကောင်း။ (ဉာဏ်ဖြင့် ထင်ထင် မြင်အပ်ပြီး မဟုတ်
 သည်မည်သော တရားသည်လည်းကောင်း။) အနညာတံ (နာမ)၊ အနညာတ-
 မည်သော တရားသည်လည်းကောင်း။ (တစုံတခုသော ဉာဏ်ဖြင့် သိအပ်ပြီး
 မဟုတ်သည်မည်သော တရားသည်လည်းကောင်း။) အဇောတိတံ (နာမ)၊
 အဇောတိတ-မည်သော တရားသည်လည်းကောင်း။ (ဉာဏ်ဖြင့် ထွန်းလင်းအပ်
 ပြီးမဟုတ်သည်မည်သော တရားသည်လည်းကောင်း။) အတုလိတံ (နာမ)၊ အတု-
 လိတ-မည်သော တရားသည်လည်းကောင်း။ (ချိန်ခွင်ပမာ ဉာဏ်ပညာဖြင့်နှိုင်း
 ချိန်အပ်ပြီးမဟုတ်သည်မည်သော တရားသည်လည်းကောင်း။) အတိရိတံ (နာမ)၊
 အတိရိတ-မည်သော တရားသည်လည်းကောင်း။ (အပြီးအပြတ်ဉာဏ်ဖြင့် ဆုံး
 ဖြတ်အပ်ပြီး မဟုတ်သည်မည်သော တရားသည်လည်းကောင်း။) အဝိဘူတံ
 (နာမ)၊ အဝိဘူတ-မည်သော တရားသည်လည်းကောင်း။ (ဉာဏ်အားထင်ရှားပြီး
 မဟုတ်သည်မည်သော တရားသည်လည်းကောင်း။) အဝိဘာဝိတံ နာမ၊ အဝိဘာ
 ဝိတ-မည်သော တရားသည်လည်းကောင်း။ (ဉာဏ်ဖြင့်ထင်စွာဖြစ်စေအပ်ပြီး
 မဟုတ်သည်မည်သော တရားသည်လည်းကောင်း။) နတ္ထိ။ တေန၊ ကြောင့်။ တေ-
 သံ၊ ထို ဘုရားရှင်တို့၏။ ဝါ၊ ဘုရားရှင်တို့မှာ။ အဒိဋ္ဌဇောတနာပုစ္ဆာ၊ သည်။ နတ္ထိ။

ပန၊ ကား။ (အဒိဋ္ဌဇောတနာ ပုစ္ဆာ မရှိပုံမှတစ်ပါး ဒိဋ္ဌသံသန္ဓနာပုစ္ဆာ
 မရှိပုံကား။) ယံ (ဓမ္မဇာတံ)၊ အကြင်သင်္ခတ အသင်္ခတဖြစ်သော တရားသဘော

ကို။ ဘဂဝတော၊ သည်။ အတ္တနော၊ ကိုယ်တော်၏။ ဉာဏေန၊ ဉာဏ်တော်
 ဖြင့်။ ပဋိဝိဒ္ဓံ၊ ထိုးထွင်း၍ သိတော်မူအပ်ပြီ။ တဿ၊ ထို သင်္ခတ အသင်္ခတ-
 ဖြစ်သော တရားသဘောကို။ အညေန၊ အခြားသော။ သမဏေန ဝါ၊
 ရဟန်းနှင့်လည်းကောင်း။ ဗြာဟ္မဏေန ဝါ၊ ပုဏ္ဏားနှင့်လည်းကောင်း။ ဒေဝေန
 ဝါ၊ နတ်နှင့်လည်းကောင်း။ မာရေန ဝါ၊ မာရ်နတ်နှင့်လည်းကောင်း။
 ဗြဟ္မာနာ ဝါ၊ ဗြဟ္မာနှင့်လည်းကောင်း။ သဒ္ဓိံ။ သံသန္ဓနကိစ္စံ၊ နှီးနှောဖွယ်
 ကိစ္စသည်။ နတ္ထိံ။ [သမဏေန ဝါ-စသည်၌ သမုစ္စည်းပေးလေ့ရှိသည့်အတိုင်း
 ပေးလိုက်သည်။ ဝိကပ်ဆိုလျှင် သာ၍ကောင်းမည်ထင်သည်။] တေန၊ ကြောင့်။
 (ထိုသို့ ထိုးထွင်း၍ သိအပ်ပြီးသော တရားကို အခြားသော သမဏ-စသည်
 တို့နှင့် နှီးနှောဖွယ် မရှိသည်၏ အဖြစ်ကြောင့်။) အဿ၊ ထို မြတ်စွာဘုရား၏။
 ဝါ၊ မှာ။ ဒိဋ္ဌသံသန္ဓနာပုစ္ဆာပိ၊ သည်လည်း။ နတ္ထိံ။ [သီလက္ခန်၌ ပိ-ပါသည်။]

ပန၊ ကား။ (ဒိဋ္ဌသံသန္ဓနာပုစ္ဆာ မရှိပုံမှတစ်ပါး ဝိမတိစ္ဆေဒနာပုစ္ဆာ မရှိပုံ
 ကား။) ယသ္မာ၊ ကြောင့်။ သေ (သော)၊ ဤ မြတ်စွာဘုရားသည်။
 အကထံကထိ၊ အဘယ်သို့သော အပြားအားဖြင့် ဖြစ်ပါလိမ့်မည်နည်း၊ အဘယ်
 သို့သော အပြားအားဖြင့် ဖြစ်ပါလိမ့်မည်နည်းဟု တွေးတောကြောင်း ဝိစိကိစ္ဆာ
 ရှိသူမဟုတ်သည်။ ဝါ၊ သို့လော သို့လော တွေးတောကြောင်း ဝိစိကိစ္ဆာရှိသူ
 မဟုတ်သည်။ တိဏ္ဏဝိစိကိစ္ဆော၊ လွန်မြောက်အပ်ပြီးသော ဝိစိကိစ္ဆာရှိတော်မူ
 သည်။ (ဝိစိကိစ္ဆာကို လွန်မြောက်တော်မူပြီးသည်။) သဗ္ဗဓမ္မေသု၊ အလုံးစုံသော
 သင်္ခတ အသင်္ခတ တရားတို့၌။ ဝိဟတသံသယော၊ ပယ်ဖျောက်အပ်ပြီးသော
 သံသယရှိတော်မူသည်။ (သံသယကို ပယ်ဖျောက်တော်မူပြီးသည်။) ဟောတိ။
 တေန၊ ကြောင့်။ (ထိုသို့ ယုံမှားသံသယကို ပယ်ဖျောက်တော်မူပြီး၏အဖြစ်
 ကြောင့်။) အဿ၊ ထို မြတ်စွာဘုရား၏။ ဝါ၊ မှာ။ ဝိမတိစ္ဆေဒနာပုစ္ဆာ(ပိ)၊
 သည်လည်း။ နတ္ထိံ။ ပန၊ ကား။ (မရှိသည်မှတစ်ပါး ရှိသည်ကို ဆိုဦးအံ့။)
 ဘဂဝတော၊ ၏။ ဝါ၊ မှာ။ ဣတရာ၊ ဆိုအပ်ပြီးသော ပုစ္ဆာ ၃-မျိုးတို့မှ
 တစ်ပါး တခြားကုန်သော။ ဒွေ၊ ကုန်သော။ ပုစ္ဆာ၊ အနုမတိပုစ္ဆာ၊ ကထေ
 တုကမ္ပတာပုစ္ဆာတို့သည်။ အတ္ထိ၊ ရှိကုန်၏။ တာသု၊ ထို ၂-ပါးသော ပုစ္ဆာ

၁။ အကထံ ကထိ စသည်။ ။ကထံ ဣတိ ကထိယတိ တောယာတိ ကထံကထာ။
 တောယ၊ ဤ ဝိစိကိစ္ဆာဖြင့်။ ကထံဣတိ၊ အဘယ်သို့ပါလိမ့်မည်နည်းဟု။ ကထိယတိ၊
 ပြောဆိုအပ်၏။ ဣတိ၊ ကြောင့်။ သာ၊ ထို ဝိစိကိစ္ဆာသည်။ ကထံကထာ၊မည်၏။ ကထံ
 ကထာ ယဿာတိ ကထံကထိ၊ န+ကထံကထိ အကထံကထိ၊ တိဏ္ဏာ+ဝိစိကိစ္ဆာ
 ယေနာတိ တိဏ္ဏဝိစိကိစ္ဆော၊ ဝိဟတော+သံသယော ယေနာတိ ဝိဟတသံသယော။

တို့တွင်။ အယံ၊ ဤ ကတမေ ဓမ္မာ ကုသလာ-ဟူသော ပုစ္ဆာကို။ ကထေတု-
ကမ္ပတာပုစ္ဆာတိ၊ ဟူ၍။ ဝေဒိတဗျာ၊ သိထိုက်၏။

တတ္ထ၊ ထို ကတမေ ဓမ္မာ ကုသလာ-ဟူသော ပုစ္ဆာစကားရပ်၌။ [ရှေ့ ကိုင်၍
စွဲသည်။] ဝါ၊ ထို ကတမေ ဓမ္မာ ကုသလာ-ဟူသောပုဒ်တို့တွင်၊ [နောက်ကိုင်၍
ရှေးနိဿယ စွဲသည်။] ကတမေတိ ပဒေန၊ ကတမေ-ဟူသော ပုဒ်ဖြင့်။ နိဒ္ဒိသိ-
တဗ္ဗဓမ္မေ၊ အကျယ်ညွှန်ပြထိုက်သော ကုသိုလ်တရားတို့ကို။ ပုစ္ဆတိ၊ မေးတော်
မူ၏။ ဟိ မှန်။ (တနည်း) ဟိ ယသ္မာ၊ ကြောင့်။ ဓမ္မာ ကုသလာတိ ဝစနမတ္ထေ-
န၊ ဓမ္မာ ကုသလာ-ဟူသော စကားမျှဖြင့်။ (ကုသလာ၊ ကုသိုလ်ဖြစ်ကုန်
သော။ ဓမ္မာ၊ တို့ကို။) ကိံ ကတာ၊ အဘယ်သို့ ပြုအပ်ကုန်သနည်း။ (ဣတိ
ဝါ၊ ဤသို့လည်းကောင်း။ ကုသလာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။) ကိံ၊
အဘယ်ကို။ ကရောန္တိ၊ ပြုတတ်ကုန်သနည်း။ ဣတိ ဝါ၊ ဤသို့ လည်းကောင်း။
ဉာတုံ၊ သိခြင်းငှာ။ န သက္ကာ၊ မတက်ကောင်းကုန်။ [မသိအပ် မသိနိုင်ကုန်-
ဟူလို။] ပန၊ အနွယ်-ကား။ ကတမေတိ၊ ဟူ၍။ ဝုတ္တေ၊ မိန့်တော်မူအပ်သော်။
တေသံ၊ ထို ကုသိုလ်တရားတို့၏။ ပုဋ္ဌဘာဝေ၊ မေးအပ်ကုန်သည်၏ အဖြစ်
သည်။ ပညာယတိ၊ ထင်ရှား၏။ တေန၊ ကြောင့်။ ကတမေတိ။ ပ။ ပုစ္ဆတိတိ၊
ဟူ၍။ (မယာ၊ သည်။) ဝုတ္တံ၊ ဆိုအပ်ပြီ။ ဓမ္မာ ကုသလာတိ ပဒေဒယေန၊ ဓမ္မာ
ကုသလာ-ဟူသော ပုဒ် ၂-ပါးအပေါင်းဖြင့်။ ပုစ္ဆာယ၊ ကတမေ-ဟူသော
ပုစ္ဆာဖြင့်။ ပုဋ္ဌဓမ္မေ၊ မေးအပ်သော တရားတို့ကို။ ဒဿေတိ၊ ပြတော်မူ၏။
တေသံ၊ ထို ဓမ္မာ ကုသလာ-ဟူသော ပုဒ်တို့၏။ အတ္ထော၊ ကို။ ဟေဋ္ဌာ၊ အောက်
၌။ (မာတိကာ ကုသလာတိတ်အဖွင့်၌။) ပကာသိတောဝ၊ ထင်ရှား ပြုအပ်ပြီး
သည်သာ။

ပန၊ ပရိဟာရပက္ခမှတစ်ပါး စောဒကပက္ခကို ဆိုဦးအံ့။ ကသ္မာ၊ ကြောင့်။
တ္ထေ၊ ဤ နိဒ္ဒေသ၌။ ဝါ၊ ဤ ပဒဘာဇနီ၌။ မာတိကာယံ ဝိယ၊ မာတိကာ၌
ကဲ့သို့။ (မာတိကာတုန်းကကဲ့သို့။) ကုသလာ ဓမ္မာတိ၊ ဟူ၍။ အဝတ္တာ၊ ဟော
တော်မူပဲ။ ဓမ္မာ ကုသလာတိ၊ ဟူ၍။ ပဒါနုက္ကမော၊ ပုဒ်တို့၏အစဉ်ကို။ (ဘဂ
ဝတာ၊ သည်။) ကတော၊ ပြုတော်မူအပ်သနည်း။ ဣတိ။ ဤကား အမေးတည်း။
ပဘောဒတော၊ ကုသိုလ် အကုသိုလ်စသော အထူးအပြားအားဖြင့်။ ဓမ္မာနံ-
ဓမ္မတို့၏။ ဒေသနံ၊ ဟောတော်မူကြောင်းဖြစ်သော မာတိကာ ဒေသနာတော်

၁။ ပဘောဒတော။ ပ။ ဒေသနတ္ထံ။ ။ ရှေ့ ဟောတော်မူအပ်သော မာတိကာ ဒေသ-
နာကို “ပဘောဒတော ဓမ္မာနံ ဒေသနံ” ဟု ဆိုသည်။ မှန်၏-ထို မာတိကာ၌ “ကုသလာ
ဓမ္မာ၊ အကုသလာ ဓမ္မာ” စသည်ဖြင့် ပဘောဒ (ကုသိုလ် အကုသိုလ်စသောအပြား)
ကို ရှေ့ကထား၍ ဓမ္မတို့ကို နောက်ထားလျက် ဟောတော်မူ၏။ ထို့ကြောင့် “ပဘောဒ-

ကို။ ဒီပေတွာ၊ ပြတော်မူပြီး၍။ ပဘေဒဝန္တဒဿနတ္ထံ၊ အထူးအပြားရှိသော ဓမ္မတို့ကို ပြခြင်းအကျိုးငှာ။ (ဧတ္ထံ၊ ဤနိဒ္ဒေသ၌။ ဝါ၊ ဤပဒဘာဇနီ၌။ မာတိ ကာယံ ဝိယ၊ ၌ကဲ့သို့။ ကုသလာ ဓမ္မာတိ၊ ဟူ၍။ အဝတွာ၊ ဟောတော်မမူပဲ။ ဓမ္မာကုသလာတိ၊ ၍။ ပဒါနုက္ကမော၊ ကို။ကတော၊ ပြုတော်မူအပ်ပြီ။ ဣတိ၊ ဤကား အဖြေတည်း။)

ဟိံ၊ ချဲ့။ (တနည်း)ဟိံ ယသ္မာ၊ ကြောင့်။ ဣမသ္မိံ အဘိဓမ္မေ၊ ဤ အဘိဓမ္မာ ၌။ ဓမ္မာဝ၊ ပရမတ္ထသဘာဝဓမ္မ တို့ကိုသာ။ ဒေသေတဗ္ဗာ၊ ဟောထိုက်ကုန်၏။ [ဝေဖြင့် သုတ္တန်၌ကဲ့သို့ ပုဂ္ဂိုလ် သတ္တဝါ-စသည်တို့ကို မဟောထိုက်ဟု ကန့်။] တေ စ၊ ထို ဓမ္မတို့ကိုလည်း။ ကုသလာဒီဟိံ၊ ကုသိုလ်အစရှိကုန်သော။ ပဘေဒေ ဟိံ၊ အထူးအပြားတို့ဖြင့်။ အနေကပ္ပဘေဒါ၊ တပါးမက များသော အပြားရှိ

တော” အရ “ကုသိုလ်စသော၊ သုခါယ ဝေဒနာယ သမ္ပယုတ္တ-စသော”အပြား ကို ယူပါ။ ထို အပြားရှိသော ဓမ္မတို့ကို “ပဘေဒဝန္တ” ဟု ဆို၍ ထို ဓမ္မတို့ကိုပြရာ နိဒ္ဒေသ (ပဒဘာဇနီ) ဒေသနာတော်ကို “ပဘေဒဝန္တ ဒဿန” ဟု ဆိုသည်။ [ပဘေဒတော ဓမ္မာနံ ဒေသနန္တိ-မာတိကာဒေသနံ အာဟ၊ ပဘေဒဝန္တဒဿနတ္ထန္တိ-နိဒ္ဒေသံ အာဟ။... “ဘေဒေါ ဝိသေသနံ” နှင့်အညီ ဝိသေသနနှင့် ပဘေဒ၊ ဝိသေသုနှင့် ပဘေဒ-ဝန္တသည် သဘောတူပင်တည်း။]

ဆိုလိုရင်းကား။ ။မာတိကာဒေသနာ၌ “ကုသလာ ဓမ္မာ” စသည်ဖြင့် “ကုသ-လာ” စသော ဝိသေသနရှိသော ဓမ္မတို့ကို ဟောတော်မူခဲ့၏။ ထို ဓမ္မတို့သည် ဝိသေ-သိတဗ္ဗ (ဝိသေသု) ဖြစ်သောကြောင့် ပဓာနတို့တည်း။ ထို ပဓာနဖြစ်သော ဓမ္မတို့သာ မေးသင့်ဖြေသင့်၏။ ထို့ကြောင့် ထို ဓမ္မတို့ကိုပင် “ကတမေ ဓမ္မာ” ဟု ပုစ္ဆာပြု၍ လည်းကောင်း၊ ထို ဓမ္မတို့ကိုပင် “ဣမေ ဓမ္မာ” ဟု ဝိသေသနပြု၍လည်းကောင်း ပြ ခြင်းငှာ ဓမ္မာကို ကတမေ၊ ဣမေနှင့်တွဲကာ ကုသလာ၏ရှေ့က ထားသည်။ “ကုသ-လာ” ကား ထိုဓမ္မ၏ ဝိသေသန အပဓာနမျှသာ ဖြစ်သောကြောင့် ကတမေ ဣမေတို့ နှင့်မတွဲပဲ ဓမ္မာ၏ နောက်၌ ထားသည်။

မှတ်ချက်။ ။များသောအားဖြင့် ဝိသေသနပုဒ်တို့ကို “မဟန္တော ပုရိသော” စသည်၌ကဲ့သို့ ရှေ့က ထားလေ့ရှိသော်လည်း တရံတခါ၌မူ နောက်ကလည်းထားနိုင် ၏။ ပုံစံကား- “ဒေဝဒတ္တ ဘေဒနယ ဘဋ္ဌဓာရကံ-ဒေဝဒတ်ကို ခေါ်ခဲ့၊ အိုးကိုထမ်းဆောင် နေတဲ့သူ” ဟူရာ၌ ဘဋ္ဌဓာရကံဟူသော ဝိသေသနမျိုးတည်း။ [ဤ အဋ္ဌကထာအဖွင့် အတိုင်းဓမ္မာပုဒ်က ပဓာနဖြစ်သောကြောင့် “ကတမေ+ဓမ္မာ၊ အဘယ်တရားတို့သည်။ ကုသလာ၊ မည်ကုန်သနည်း” ဟု အနက်ပေးပါ။]

၁။ ဣမသ္မိံ ဟိံ။ ။ဝိတ္ထာရဝါကျတည်း။ နောက်၌ တသ္မာကိုထောက်၍ ဟိကို ကာရဏ ဇောတကလည်း ကြိပါ။ ထို ဝိတ္ထာရတွင် “ဣမသ္မိံ ။ပ။ ဒေသနံ ဒီပေတွာ” သည် “ပဘေဒတော ဓမ္မာနံ ဒေသနံ ဒီပေတွာ” ၏ အကျယ်တည်း။ “ဣဒါနိ ။ပ။ ဒေသေတုံ” ကား “ပဘေဒဝန္တဒဿနတ္ထံ” ၏ အကျယ်တည်း။

သော ဓမ္မတို့ကို။ (ဒေသေတဗ္ဗာ၊ ဟောထိုက်ကုန်၏။) တသ္မာ၊ ကြောင့်။ အယံ၊ ဤ အဘိဓမ္မာဒေသနာသည်။ ဝေါဟာရဒေသနာ၊ ဝေါဟာရဒေသနာ သည်။ န၊ မဟုတ်။ (တသ္မာ၊ ကြောင့်။ ဝါ၊ ထိုသို့ ဝေါဟာရဒေသနာ မဟုတ် သည်၏အဖြစ်ကြောင့်။) ဣမ၊ ဤ အဘိဓမ္မာ၌။ ဓမ္မာ ဝေ၊ တို့ကိုသာ။ ဒေသေ တဗ္ဗာ၊ ကုန်၏။ တေ စ၊ ထို ဓမ္မတို့ကိုလည်း။ အနေကပ္ပဘောဒတော၊ တပါး မက များသော အပြားအားဖြင့်။ ဒေသေတဗ္ဗာ၊ ကုန်၏။ ဓမ္မမတ္တတော၊ ဓမ္မ သာမညအားဖြင့်။ န ဒေသေတဗ္ဗာ၊ မဟောထိုက်ကုန်။ (ကသ္မာ၊ နည်း။) ဟိ ယသ္မာ၊ ကြောင့်။ ပဘောဒတော၊ ကုသိုလ်စသော အပြားအားဖြင့်။ ဒေသနာ၊ ဟောကြောင်း ဒေသနာတော်သည်။ ဃနဝိနိဗ္ဗောဂ ပဋိသမ္ဘိဒါဉာဏာဝဟာ၊ ဃနဝိနိဗ္ဗောဂဉာဏ်၊ ပဋိသမ္ဘိဒါဉာဏ်ကို ဆောင်နိုင်သည်။ ဟောတိ၊ ၏။ ဣတိ၊ ထို့ ကြောင့်တည်း။

ဣတိ၊ ထို့ကြောင့်။ (ဣတိတလုံးကျေ။) [အကျယ်စွဲလိုလျှင် “ဣတိ၊ ထိုသို့ ဝေါဟာရဒေသနာ မဟုတ်သည့်အတွက် ဤ အဘိဓမ္မာဝယ် ဓမ္မတို့၏သာ

၁။ တသ္မာ။ ။ ဤ တသ္မာကို “ကုသလာ ဓမ္မာတိ ။ပ။ ဒီပေတွာ” ၌ လှမ်းစပ်။ တသ္မာကိုလည်း ရှေ့ ၂-ဝါကျ၏အနက်ကို စွဲရ၏။ ထို့ကြောင့် ဋီကာ၌ နောက်လာ မည့်အကြောင်းပြကိုပါယူ၍ “အဝေါဟာရဒေသနတော ဓမ္မာနမေဝ ဒေသေ- တဗ္ဗတ္တာ” ဟု ပထမဝါကျ၏ အနက်ကိုလည်းကောင်း၊ “တေသဉ္စ ။ပ။ ပဘောဒဝန္တာနံ ဒေသေတဗ္ဗတ္တာ” ဟု ဒုတိယဝါကျ၏ အနက်ကိုလည်းကောင်း တသ္မာ၏ စွဲနက်အဖြစ် ဖြင့် ဖွင့်ပြသည်။

၂။ ဓမ္မာ ဝေ။ပ။ ဟောတိတိ။ ။ တသ္မာဟူသော ဟိတ်ကိုပင် အကြောင်းနှင့်တကွ အကျယ်ပြသော စကားတည်း။ ထို့ကြောင့် တသ္မာနှင့် “ဓမ္မာ ဝေ ။ပ။ ဟောတိတိ” ကို အနက်အရတူ ဟု မှတ်ပါ။ မှန်၏-ဓမ္မာ ဝေ ဣမ ဒေသေသဗ္ဗာကို နောက်က ဣတိနှင့် တွဲလိုက်လျှင် တသ္မာ၏ ပထမစွဲနက်နှင့် ထပ်တူကျ၏။ “နာယံ ဝေါဟာရဒေသနာ” ကား ထိုဟိတ်၏အကြောင်းပြတည်း။ “ပုဂ္ဂိုလ်သတ္တဝါ” စသည်ဖြင့် နာမည် ပညတ်ကို ပြသော သုတ္တန်ဒေသနာမဟုတ်သောကြောင့် နိဿတ္တ နိဇ္ဇိဝဓမ္မတို့ကိုသာ ဟောထိုက် သည်-ဟူလို။

ထို့ပြင်-“တေ စ ။ပ။ ဒေသေတဗ္ဗာ၊ န ဓမ္မမတ္တတော” ကို ဣတိနှင့် တွဲလိုက်လျှင် တသ္မာ၏ ဒုတိယစွဲနက်နှင့် ထပ်တူကျ၏။ “ပဘောဒတော ဟိ ။ပ။ ဝဟာ ဟောတိ” ကား ထိုဟိတ်၏အကြောင်းပြတည်း။ “ကုသိုလ်ဓမ္မ အကုသိုလ်ဓမ္မ” စသည်ဖြင့် ခွဲခြား၍ ဟောအပ်သော ဒေသနာတော်သာလျှင် ဃနဝိနိဗ္ဗောဂဉာဏ် ပဋိသမ္ဘိဒါဉာဏ် တို့ကို ဆောင်နိုင်သောကြောင့် ကုသိုလ် အကုသိုလ် စသော အနေကပ္ပဘောဒ အားဖြင့် ဟော ထိုက်သည်-ဟူလို။

ဟောထိုက်ကုန်သည်၏ အဖြစ် (ပထမစွဲနက်။) ပဘောဒဒေသနာ၏ ဃနဝိနိ
 ဇ္ဈောဂဉာဏ် ပဋိသမ္ဘိဒါဉာဏ်ကို ဆောင်နိုင်သည့်အတွက် တပါးမက များ
 သော အပြားအားဖြင့် ဟောထိုက်ကုန်သည်၏ အဖြစ်ကြောင့်။ (ဒုတိယစွဲနက်။)
 ဤသို့စွဲပါ။] ကုသလာ ဓမ္မာတိ၊ ဟူ၍။ ဝေံ၊ သို့။ ပဘောဒတော၊ အားဖြင့်။
 ဓမ္မာနံ၊ ဓမ္မတို့၏။ ဝါ၊ တို့ကို။ ဒေသနံ၊ ဟောကြောင်းဖြစ်သော မာတိကာဒေ
 သနာတော်ကို။ ဒီပေတွာ၊ ပြုတော်မူပြီး၍။ ဣဒါနိ၊ ဤ။ တေန ပဘောဒေန၊ ထို
 ကုသိုလ်စသော အပြားအားဖြင့်။ ဒေသေတဗ္ဗာ၊ ဟောထိုက်ကုန်သော။ ယေ
 ဓမ္မာ၊ အကြင်ဓမ္မတို့သည်။ (သန္တိ။) တေ၊ ထို ဓမ္မတို့ကို။ ဒဿေတံ၊ ငှာ။ က-
 တမေ ဓမ္မာ ကုသလာတိ၊ ဟူ၍။ အယံ ပဒါနုက္ကမော၊ ဤပုဒ်တို့၏အစဉ်ကို။
 ကတော၊ ပြုတော်မူအပ်ပြီ။ ဣတိ။ ဝေဒိတဗ္ဗော။ ။ ။

ဟိ၊ လဒ္ဓဂုဏ်ကို ဆိုဦးအံ့။ [ရှေးနိဿယ၌ ယုတ္တိဒဠိလည်း စွဲသေး၏။]
 ပဘောဒဝန္တေသု၊ အထူးအပြားရှိသော ဓမ္မတို့ကို။ ဒဿိတေသု၊ ရှေးဦးစွာ
 ပြုအပ်ကုန်ပြီးသော်။ ဝါ၊ ရှေးဦးစွာပြုအပ်ကုန်ပြီးမှ။ ပဘောဒေါ၊ ကုသိုလ်စသော

၁။ ဃနဝိနိဇ္ဈောဂဉာဏ်။ ။ ကုသလာ - စသော ခွဲခြားမှု မပါပဲ “ဓမ္မာ” ဟု
 သာမညအားဖြင့် ဟောလိုက်လျှင် ဓမ္မ တမျိုးတည်း ဖြစ်နေသောကြောင့် ဓမ္မသမူဟ
 (တရားအပေါင်း) ဓမ္မသန္တာန (တရားအစဉ်အတန်း) ဖြစ်၍ တခဲနက် တခုတည်း ဖြစ်
 နေ၏။ ထိုသို့ တခဲနက် ပေါင်းစုနေသော တရားတို့တွင် “ကုသလာ ဓမ္မာ-ဤတရား
 သည် ကုသိုလ်၊ အကုသလာဓမ္မာ-ဤတရားကား အကုသိုလ်” စသည်ဖြင့် ခွဲခြား၍ ဟော
 တော်မူအပ်သော ပဘောဒဒေသနာ (မာတိကာ) သည် ထို တခဲနက် အပေါင်းအစုကို
 ခွဲခြားနိုင်ရကား ဃနဝိနိဇ္ဈောဂဉာဏ်ကို ဖြစ်စေနိုင်သည်။ [ဃန-တခဲနက်တခုတည်းကို +
 ဝိနိဇ္ဈောဂ-အသီးအသီးပြုတတ် ခွဲခြားတတ်သောဉာဏ်။]

၂။ ပဋိသမ္ဘိဒါဉာဏ်။ ။ “ကုသလာ ဓမ္မာ အကုသလာ ဓမ္မာ” စသည်ဖြင့်
 အကြောင်းတရားစုကိုလည်းကောင်း “အဗျာကတာ ဓမ္မာ” စသည်ဖြင့် အကျိုးတရား
 စုကိုလည်းကောင်း၊ ခွဲခြား၍ပြသောကြောင့် ပဘောဒဒေသနာ (မာတိကာ) သည်
 ဓမ္မပဋိသမ္ဘိဒါဉာဏ် အတ္ထပဋိသမ္ဘိဒါ ဉာဏ်ကိုလည်း ဖြစ်စေနိုင်၏။ [ကုသလာဒီ
 ဓမ္မာနံ အဗျာကတာဒီအတ္တာနံ စ ဒီပနတော ဓမ္မပဋိသမ္ဘိဒါဒီဉာဏဉ္စ အာဝဟတိ။-
 ဋီကာ။]

၃။ ပဘောဒဝန္တေသု ဟိ။ ။ လဒ္ဓဂုဏ်ဝါကျတည်း။ အကျယ်နိဗ္ဗေသ၌ “ကတမေ
 ဓမ္မာ” ဟု ပဘောဒဝန္တေဓမ္မတို့ကို ရှေးဦးစွာပြု၍ “ကုသလာ” စသည်ဖြင့် ပဘောဒကို
 နောက်မှပြခြင်းသည် အဘယ် အကျိုးရှိသနည်း-ဟု မေးဖွယ်ရှိသောကြောင့် “ပဘောဒ-
 ဝန္တေသု ဟိ” စသည်ကို မိန့်သည်။ “ကတမေ ဓမ္မာ=ဘယ်တရားတွေပါလိမ့်ဟု” ဓမ္မ
 တို့က မေးသော ဖြေသင့်သော ပခာနဖြစ်၍ ရှေ့၌ထားခြင်း၊ ကုသလာ-စသည်တို့က
 ဝိသေသန-မျှသာ ဖြစ်သည့်အတွက် နောက်၌ထားခြင်းသည် လောက၌ သင့်မြတ်သော
 ယုတ္တိရှိခြင်း၊ သိလွယ် နားလည်လွယ်ခြင်း အကျိုးရှိသည်-ဟုလို။

အထူးအပြားသည်။ ဝါ၊ ကို။ဒဿိယမာနော၊ ပြအပ်သော်။ ယုဇ္ဇတိ၊ သင့်လည်း သင့်၏။ သုဝိညေယျော စ၊ လွယ်ကူစွာ သိနိုင်သည်လည်း။ ဟောတိ။ ဣတိ၊ ကတမေ ဓမ္မာ ကုသလာအဖွင့် အပြီးတည်း။

[“ကတမေ ဓမ္မာ ကုသလာ” ဟူသော ပုစ္ဆာ၏ အခြားမဲ့၌ “ဖဿော ဟောတိ၊ ဝေဒနာ ဟောတိ” စသည်ဖြင့် ကုသိုလ်တရားတို့ကို ပြတော်မမူပဲ အဘယ်အကျိုးငှာ “ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ” စသည်ဖြင့် “သမယ၌ စိတ်ကို အကျယ်ညွှန်ပြတော် မူပါလိမ့်မည်နည်း” ဟု အဘိဓမ္မာ တရားနာသတို့မှာ စဉ်းစားဖွယ်ရှိသောကြောင့် “ဣဒါနိ။ပ။သမယေ နိဒ္ဒိသိ စိတ္တံ” စသည်ကို မိန့်တော်မူသည်။]

ဣဒါနိ၊ ကတမေ ဓမ္မာ ကုသလာကို ပြတော်မူပြီးရာ ယခုအခါ၌။ ယသ္မိံ သမယေ။ပ။စိတ္တန္တိ ဣတ္ထိ၊ ဟူသော ဤစကားရပ်၌။...မုနိ၊ မြတ်စွာဘုရား သည်။ စိတ္တေန၊ ဝိသေသန-ဖြစ်သော စိတ်ဖြင့်။ သမယံ၊ ဝိသေသဖြစ် သော သမယကို။ နိယမေတွာန၊ မှတ်သားပြီး၍။ (အထူးပြုပြီး၍။) တတ္ထ၊ ထိုစိတ်ဖြင့်မှတ်သားအပ်သော သမယ၌။ ဓမ္မေ၊ ကုသိုလ်စသောတရားတို့ကို။ ပဘောဒတော၊ ဖဿ ဝေဒနာ-အစရှိသော အထူးအပြားအားဖြင့်။ ဒီပေတံ၊ ပြတော်မူခြင်းငှာ။ သမယေ၊ ဝိသေသနဖြစ်သော သမယ၌။ စိတ္တံ၊ ဝိသေသ ဖြစ်သောစိတ်ကို။ နိဒ္ဒိသိ၊ အကျယ်ညွှန်ပြတော်မူပြီ။

၁။ ဣဒါနိ။ပ။နိဒ္ဒိသိစိတ္တံ။ ။ [ဣဒါနိနှင့် ဣတ္ထပုဒ်တို့၏ စပ်ဖိုရာ “ဧဝံ ဝိနိစ္ဆယော ဝေဒိတဓမ္မာ” ဟု ယောဇနာထည့်သည်။ ထိုသို့မထည့်ပဲ နိဒ္ဒိသိ၌စပ်လျှင်လည်း သင့် စရာရှိ၏။] ယခုအခါ “ယသ္မိံ။ပ။စိတ္တံ” ဟူသော ဤစကားရပ်ထဲက “ယသ္မိံ သမယေ” အရ သမယ၌ စိတ်ကို အကျယ်ညွှန်ပြတော်မူသည်-ဟုလို။ “စိတ္တံ ဥပ္ပန္နံ ဟောတိ” ဟု အကျဉ်းပြခြင်း မဟုတ်ပဲ “ယသ္မိံ သမယေ ကာမာဝစရံ။ပ။စိတ္တံ” ဟု အကျယ်ပြခြင်း ဖြစ်သောကြောင့် “နိဒ္ဒိသိ” ဟု ဆိုသည်။

၂။ စိတ္တေန။ပ။ပဘောဒတော။ ။ “အဘယ်အကျိုးငှာ သမယ၌ စိတ်ကို အကျယ် ညွှန်ပြပါသနည်း” ဟု မေးဖွယ်ရှိသောကြောင့် “စိတ္တေန။ပ။ပဘောဒတော” ဟု မိန့်သည်။ “ယသ္မိံ သမယေ” ဟု အနိယမ သမယဖြင့် “စိတ္တံ ဥပ္ပန္နံ ဟောတိ” ဟု စိတ်ကိုရှေးဦး စွာ မှတ်သားပြီး၍ ထို မှတ်သားအပ်သော စိတ်ဖြင့် “တသ္မိံ သမယေ” ဟု နိယမ- သမယကို မှတ်သားပြီးလျှင် ထို သမယ၌ ဖြစ်ကြသော ကုသိုလ်စသော တရားတို့ကို “ဖဿော ဟောတိ” စသည်ဖြင့် ခွဲခြား၍ ပြခြင်းအကျိုးငှာ သမယ၌ စိတ်ကိုညွှန်ပြ တော်မူသည်-ဟုလို။

ဟိံ၊ ချဲ့။ ယသ္မိံ သမယေ။ပ။စိတ္တန္တိ၊ ဟူ၍။ နိဒ္ဒိသန္တော၊ အကျယ် ညွှန်ပြတော်မူသော။ ဘဂဝါ၊ သည်။ သမယေ၊ သမယ၌။ စိတ္တံ၊ ကိ။ နိဒ္ဒိသိ၊ ပြီ။ ကိံ ကာရဏာ၊ အဘယ်အကြောင်းကြောင့်။ (သမယေ၊ ၌။ စိတ္တံ၊ ကိ။ နိဒ္ဒိသိ၊ အကျယ် ညွှန်ပြတော်မူသနည်း။) 'သမယနိယမိတေန၊ သမယဖြင့် မှတ်သားအပ်သော။ (သမယဖြင့် အထူးပြုအပ်သော။) တေန စိတ္တေန၊ ဖြင့်။ (နိယမေတွာန-၌စပ်။) 'ပရိယောသာနေ၊ အဆုံး၌။ တသ္မိံ သမယေဟိံ၊ ဟူ၍။ ဧဝံ၊ သို့။ သမယံ၊ ကိ။ နိယမေတွာန၊ မှတ်သားပြီး၍။ (အထူးပြုပြီး၍။) 'အထ၊ ထိုမှနောက်၌။ (နိယမေတွာန၊ အထ-တို့ကို ဗောဓေတုံ၌-လှမ်းစပ်။) သမယနာနတ္ထေ၊ သမယတို့၏ ထူးကုန်သည်၏ အဖြစ် သည်။ ဝိဇ္ဇမာနေပိ၊ ထင်ရှားရှိပါသော်လည်း။ (စိတ္တနိယမိတေ သမယေ-၌ စပ်။) 'ယသ္မိံ သမယေ၊ အကြင်သမယ၌။ စိတ္တံ၊ သည်။ (ဥပ္ပန္နံ၊ သည်။

၁။ ယသ္မိံ သမယေ။ပ။စိတ္တန္တိ ဟိံ။ ။ရှေ့ဂါထာကိုချဲ့သော ဝိတ္ထာရဝါကျတည်း။ ဤ အကျယ်၏ အဓိပ္ပာယ်ကို ရှင်းလင်းစွာ နားလည်ဖို့ရာ ပါဠိတော်ကိုကြည့်လိုက်ပါဦး။ အကျယ်ညွှန်ပြတော်မူသော ဘုရားရှင်သည် ပါဠိတော်၌ "ယသ္မိံ သမယေ ကာမာဝစရံ ကုသလံစိတ္တံ" ဟု သမယ၌ စိတ်ကို အကျယ် ညွှန်ပြတော်မူသည်မည်၏။ [နောက်၌ "ဓမ္မေ ဗောဓေတုံ" ကို မျှော်၍ "ကိံ ကာရဏာ" ဟု ပုစ္ဆာဝါကျ အပိုထည့်သည်။]

၂။ တေန သမယနိယမိတေန စိတ္တေန။ ။ "ယသ္မိံ သမယေ စိတ္တံ" ဟု ဆိုသော ကြောင့် ထိုစိတ္တံကို "သမယဖြင့် မှတ်သားအပ်သောစိတ်" ဟု ဆိုသည်။ ဤစကားသည် ဂါထာတွင်း၌ စိတ္တေန၏ အကျယ်တည်း။

၃။ ပရိယောသာနေ။ပ။နိယမေတွာန။ ။ "ယသ္မိံ သမယေ။ပ။ယံယံဝါပနာရမ္ဘိ" ဟု အနိယမဝါကျ ဆုံးသည်ကို "ပရိယောသာနေ" ဟု ဆိုသည်။ ထို ပနာရမ္ဘိ-အဆုံး၏ နောက်၌ "တသ္မိံ သမယေ" ဟု ပါဠိတော်၌ရှိသောကြောင့် "ပရိယောသာနေ တသ္မိံ သမယေဟိံ" ဟု ဆိုသည်။ ထို "တသ္မိံ သမယေ" အရ သမယဟူသည် "ထိုစိတ် ဖြစ်ရာအခါ၌" ဟု စိတ်ဖြင့် မှတ်သားအပ် အထူးပြုအပ်သော သမယတည်း။ ထို့ကြောင့် "ဧဝံ သမယံ နိယမေတွာန" ဟု ဆိုသည်။ [ဤစကားသည် "စိတ္တေန သမယံ နိယမေတွာန" ၏ အကျယ်တည်း။]

၄။ အထ။ပ။နာနတ္ထေ။ ။ အထကို ပစ္စာဟု ဋီကာဖွင့်သောကြောင့် အထ-သဒ္ဒါ၏ အဓိကာရမင်္ဂလ-စသော အနက်တို့တွင် အပါဒါနအနက်တည်း။ ထို အပါဒါန၏စပ်ဖို့ ရာ ပစ္စာကိုထည့်၍ ဖွင့်သည်ဟု ကြံပါ။ အနုဋီကာ၌ကား အထ-သဒ္ဒါသည်ပင် ပစ္စာ အနက်ဟောဟု ဖွင့်သည်။ ဘောဇနသမယ ဂမနသမယ သယနသမယ-စသောအားဖြင့် အမျိုးမျိုး၊ သမဝါယခဏ စသော အနက်အမျိုးမျိုးကို "သမယနာနတ္ထ" ဟု ဆိုသည်။

၅။ ယသ္မိံ။ပ။စိတ္တနိယမိတေ သမယေ။ ။ "ယသ္မိံ သမယေ။ပ။ ဟောတိတိ" ကား စိတ္တနိယမိတ သမယ၌ ဖဿ ဝေဒနာ-စသော တရားတို့၏ဖြစ်ပုံကို ပြသော

ဟောတိ၊ ဧ။) တသ္မိံ ယေဝ သမယေ၊ စိတ်၏ဖြစ်ရာ ထို သမယ၌သာလျှင်။ ဖဿော၊ သည်။ ဟောတိ၊ ဧ။ ဝေဒနာ၊ သည်။ ဟောတိ၊ ဧ။ ဣတိ ဧဝံ၊ သို့။ စိတ္တနိယမိတော၊ စိတ်ဖြင့် မှတ်သားအပ်သော။ (စိတ်ဖြင့်အထူးပြု အပ်သော။) တသ္မိံ သမယေ၊ ၌။ သန္တတိသမူဟ ကိစ္စာရမ္ပဏ ဘနဝသေန၊ သန္တတိသန၊ သမူဟသန၊ ကိစ္စသန၊ အာရမ္ပဏသနတို့၏ အဖြစ်ကြောင့်။ ဒုရနုဗောဓပုဘေဒေါ၊ ခဲယဉ်းသဖြင့် သိအပ်သော အထူးအပြားရှိကုန်သော။ (ဒု-သဒ္ဓါသည် ကိစ္စ-အနက်ဟော။) ဝါ၊ သာမန်ဉာဏ်ရှင်တို့ မသိနိုင်သော အထူးအပြားရှိကုန်သော။ (ဒု-သဒ္ဓါသည် အဘာဝ-အနက်ဟော။) ဖဿ ဝေဒနာဒယော၊ ဖဿ၊ ဝေဒနာ-အစရှိကုန်သော။ ဧတေ ဓမ္မေ၊ ထို တရား တို့ကို။ ဗောဓေတုံ၊ သိစေခြင်းအကျိုးငှာ။ ဝါ၊ သိစေလိုခြင်းဟူသောအကြောင်း ကြောင့်။ [ကိံကာရဏာနှင့် လျော်အောင် အဓိပ္ပာယ်နက်။] (သမယေ၊ ၌။ စိတ္တံ၊ ကို။ နိဒ္ဒိသိ၊ ညွှန်ပြတော်မူပြီ။) ဣတိ၊ ကား။ အတ္ထော၊ ဂါထာ၏ အကျယ်အနက်တည်း။

[ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ-ပုဒ်တို့၏ အပေါင်းအနက်ကို ပြုပြီး၍ ယခုအခါ အစိတ်အနက်ကို ပြလိုသောကြောင့် “ဣဒါနိ” စသည်မိန့်။] ဣဒါနိ၊ အပေါင်းအနက်ကိုပြုပြီးရာ ယခုအခါ၌။ ယသ္မိံ သမယေတိအာဒိသု၊ ယသ္မိံ သမယေ-အစရှိသော ပါဠိရပ်တို့၌။ အယံ၊ ဤ ဆိုအပ်လတ္တံ့ကား။ အနုပုဗ္ဗပဒဝဏ္ဏနာ၊ အစဉ်အတိုင်းဖြစ်သော ပုဒ်တို့၏အဖွင့်တည်း။ ယသ္မိံတိ (ဧသော သဒ္ဓေါ)၊ ယသ္မိံ-ဟူသော ဤ သဒ္ဓါသည်။ အနိယမတော၊ မည်သည့် သမယဟု မှတ်သားခြင်းမရှိသောအားဖြင့်။ ဘုမ္မနိဒ္ဓေသော၊ တည်ရာ အာဓာ- ရ-ကို ညွှန်ပြကြောင်းသဒ္ဓါတည်း။ သမယေတိ(ဣဒံ ဝစနံ)၊ သမယေ-ဟူသော ဤ သဒ္ဓါသည်။ အနိယမနိဒ္ဓိဗရိဒိပနံ၊ ယသ္မိံ-ဟူသော အနိယမဖြင့် ညွှန်ပြ အပ်ပြီးသော သမယကို ထင်ရှားပြကြောင်း သဒ္ဓါတည်း။ ဧတ္တာဝတာ၊ ဤမျှ အတိုင်းအရှည်ရှိသော ယသ္မိံ သမယေ-ဟူသော သဒ္ဓါ ၂-ပါးအပေါင်းဖြင့်။ အနိယမတော၊ မည်သည့်သမယဟု မှတ်သားခြင်းမရှိသောအားဖြင့်။ သမ- ယော၊ သည်။ ဝါ၊ ကို။ နိဒ္ဒိဋ္ဌော၊ ညွှန်ပြအပ်ပြီးသည်။ ဟောတိ၊ ဧ။ တတ္ထံ၊ ထို ယသ္မိံ သမယေ-အစရှိသော ပါဠိရပ်၌။ သမယသဒ္ဓေါ၊ သည်။ ဝါ၊ ကို။ (ဒိဿတိ-၌ စပ်။) -

အာကာရဝါဟုဟည်း။ ဧဝံကား ထို အာကာရကိုညွှန်သော နိဒ္ဓဿနတ္ထ နိပါတ် တည်း။ [တသ္မိံ စိတ္တနိယမိတော။။ ဗောဓေတုံ”သည် ဂါထာ၌လာသော “ဓမ္မေ ဟတ္ထ ပဘောဒတော ဒိပေတုံ”၏ အကျယ်တည်း။ သန္တတိ သမူဟ-စသော သနတို့၏ အဓိပ္ပာယ်ကို ဋီကာ၌ရှုပါ။]

သမဝါယော၊ အကြောင်းအပေါင်းဟူသော အနက်၌လည်းကောင်း။ ဝါ၊ အကြောင်းညီညွတ်ခြင်းဟူသော အနက်၌ လည်းကောင်း။ ခဏော၊ အခွင့်ဟူသော အနက်၌လည်းကောင်း။ ကာလော၊ အခါဟူသော အနက်၌ လည်းကောင်း။ သမ္မဟော၊ အပေါင်းဟူသော အနက်၌လည်းကောင်း။ ဟေတုဒိဋ္ဌိသု၊ အကြောင်းဟူသော အနက်၊ အယုဟူသော အနက်တို့၌လည်းကောင်း။ ပဋိလာဘော၊ ရခြင်းဟူသော အနက်၌လည်းကောင်း။ ပဟာနေ စ၊ ပယ်ခြင်းဟူသော အနက်၌လည်းကောင်း။ ပဋိဝေဓေ စ၊ ထိုးထွင်း၍ သိအပ်သော သဘောဟူသော အနက်၌လည်းကောင်း။ ဝါ၊ ထိုးထွင်း၍ သိတတ်သော ဉာဏ်ဟူသော အနက်၌လည်းကောင်း။ ဒိဿတိ၊ ထင်ရှား၏။ ဝါ၊ တွေ့မြင်အပ်၏။

တထာ ဟိ၊ ထိုစကား မှန်၏။ (တနည်း) တထာ ဟိ၊ ထိုစကားကို ချဲ့ဦးအံ့။ အဿ၊ ထိုသမယ-သဒ္ဒါ၏။ (သမဝါယော အတ္ထော-စသည်၌ စပ်။) ကာလဉ္စ၊ အခါကိုလည်းကောင်း။ သမယဉ္စ၊ အကြောင်း ညီညွတ်ခြင်းကိုလည်းကောင်း။ ဥပဒါယ၊ ဉာဏ်ဖြင့်ယူ၍။ (စဉ်းစားနှိုင်းချိန်၍။) သ္မေပိ၊ နက်ဖြန်၌လည်း။ အပေဝနာမ ဥပသကမေယျာမ၊ လာနိုင်ကုန်တန်ရာ၏။ ဝါ၊ လာဖို့ရာ မသေချာကုန်။ ဣတိ ဝေမာဒိသု၊ ဤသို့ အစရှိသော ပါဠိရပ်တို့၌။ သမဝါယော၊ အကြောင်း ညီညွတ်ခြင်းဟူသော။ အတ္ထော၊ သည်။ ဒိဿတိ၊ ၏။ ...ဘိက္ခဝေ၊ တို့။ (ယော သြကာသော၊ အကြင် အခွင့်ကို။) ပြဟ္မစရိယဝါသာယ၊ မဂ္ဂ-ပြဟ္မစရိယကို ကျင့်သုံးခြင်းငှာ။ ခဏော စ၊ ခဏဟူ၍လည်းကောင်း။ သမ-ယော စ၊ သမယ ဟူ၍လည်းကောင်း။ (စုစုတိ၊ ဆိုအပ်၏။ သော သြကာ-သော၊ သည်။) ဧကောဝ ခေါ၊ တခုတည်းသော တထာဂတုပ္ပါဒ-စသော နဝမခဏသာတည်း။ ဣတိ ဝေမာဒိသု၊ တို့၌။ ခဏော၊ အခွင့်ဟူသော။ (အတ္ထော။ ဒိဿတိ၊ ၏။) ဥဏှသမယော၊ အပူ၏အခါလည်းကောင်း။ ဝါ၊ ပူချိန်လည်းကောင်း။ ပရိဋ္ဌာဟသမယော၊ အအိုက်၏အခါလည်းကောင်း။ ဝါ၊ အိုက်ချိန်လည်းကောင်း။ ဣတိ ဝေမာဒိသု၊ တို့၌။ ကာလော၊ အခါဟူသော။ (အတ္ထော။ ဒိဿတိ၊ ၏။).... ပဝနသ္မိံ၊ ကပိလဝတ်ပြည်၏အနီးတောအုပ်ကြီး၌။ မဟာသမယော၊ များစွာသောအပေါင်းသည်။ ဝါ၊ ကြီးကျယ်သော အစည်းအဝေးသည်။ (ဟောတိ၊ ဖြစ်ပါ၏။) ဣတိ ဝေမာဒိသု။ သမ္မဟော၊ အပေါင်းဟူသော။ (အတ္ထော ဒိဿတိ။)

ဘဒ္ဒါလိ၊ ဘဒ္ဒါလိ။ တေ၊ သည်။ သမယောပိ၊ သိက္ခာပုဒ် ဖြည့်ကျင့်ခြင်း၏ အကြောင်းသည်လည်း။ ဝါ၊ ကိုလည်း။ အပုဋိဝိဒ္ဓော၊ ထိုးထွင်း၍ မသိအပ်

သည်။ အဟောသိ၊ ပြီ။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ သာဝတ္ထိယံ၊ ဤ။ ဝိဟရတိ၊
 ၏။ ဘဂဝါပိ၊ သည်လည်း။ မံ၊ ငါ့ကို။ ဇာနိဿတိ၊ သိတော်မူလိမ့်မည်။ (ကိံ၊
 အဘယ်သို့ သိတော်မူပါလိမ့်မည်နည်း။) ဘဒ္ဒါလိ နာမ၊ ဘဒ္ဒါလိမည်သော။
 ဘိက္ခု၊ သည်။ သတ္ထု၊ ငါဘုရား၏။ သာသနေ၊ သာသနာတော်၌။ သိက္ခာယ၊
 သိက္ခာ၌။ အပရိပူရကာရီ၊ ဖြည့်ကျင့်မှုကို ပြုလေ့မရှိ။ ဣတိ၊ ဤသို့။ ဇာနိဿတိ၊
 သိတော်မူလိမ့်မည်။ ဘဒ္ဒါလိ၊ လိ။ တေ၊ သည်။ အယမ္ပိ သမယော၊ ဤ သိက္ခာ
 ပုဒ်ဖြည့်ကျင့်ခြင်း၏ အကြောင်းသည်လည်း။ ဝါ၊ ကိုလည်း။ အပုဋ္ဌိဝိဒ္ဓော
 အဟောသိ၊ ဣတိ ဝေမာဒိသု။ ဟေတု၊ အကြောင်းဟူသော။ အတ္ထော
 ဒိဿတိ။

တေန ခေါ် ပန သမယေန၊ ၌။ ဥဂ္ဂါဟမာနော၊ ဥဂ္ဂါဟမာန-မည်သော။
 သမဏမုဏ္ဍိကာပုတ္တော၊ ရဟန်းဦးပြည်မ၏ သားဖြစ်သော။ ပရိဗ္ဗာဇကော၊
 သည်။ သမယပုဝါဒကော၊ အယူကို အပြားအားဖြင့် ပြောဆိုရာဖြစ်သော။
 တိန္ဒြကာစီရေ၊ တည်ပင် အစဉ်အတန်းရှိသော။ (တည်ပင် အစဉ်တို့ဖြင့် ကာရံ
 အပ်သော။) ဧကသာလကော၊ ဧကသာလက မည်သော။ မလ္လိကာယ၊ မလ္လိကာ
 မိဖုရား၏။ အာရာမေ၊ အရံ၌။ ပဋိဝသတိ၊ နေ၏။ ဣတိ ဝေမာဒိသု၊ တို့၌။
 ဒိဋ္ဌိ၊ အယူဟူသော။ (အတ္ထော ဒိဿတိ။) ဒိဋ္ဌေ ဓမ္မေ၊ မျက်မှောက်ထင်ထင်
 နေ့မြင်အပ်သော သဘော၌။ ဝါ၊ ပစ္စက္ခအတ္တဘော၌။ ယော အတ္ထော စ၊
 အကြင် စီးပွားသည်လည်းကောင်း။ သမ္ပရာယိကော၊ တမလွန်ဘဝ၌ယှဉ်သော။
 ယော အတ္ထော စ၊ သည်လည်းကောင်း။ (အတ္ထိ၊ ၏။) ဥဘော၊ ၂-မျိုးကုန်
 သော။ တေ အတ္ထော၊ ထို စီးပွားတို့ကို။ ယော ဓိရော၊ အကြင် ပညာရှိသည်။
 အဓိဂ္ဂဏှာတိ၊ ယူနိုင်၏။ (ပါဠိတော်အတိုင်းထည့်။) အတ္တာဘိသမယာ၊
 အစီးအပွား ၂-မျိုးကို ရခြင်းကြောင့်။ သော ဓိရော၊ ထို ပညာရှိကို။ ပဏ္ဍိ-
 တောတိ၊ ပဏ္ဍိတ်ဟူ၍။ ပဝုစ္စတိ၊ ၏။ ဣတိ ဝေမာဒိသု။ ပဋိလာဘော၊ ရခြင်း
 ဟူသော။ (အတ္ထော ဒိဿတိ။) ...သမ္ပာ၊ ကောင်းစွာ။ (အကြွင်းမဲ့။) မာနာဘိ
 သမယာ၊ မာနကို အရဟတ္တမဂ်ဖြင့် ပယ်ခြင်းကြောင့်။ ဒုက္ခဿ၊ တေဘူမက
 ဝဋ်ဒုက္ခ၏။ အန္တံ၊ အဆုံးကို။ အကာသိ၊ ပြုပြီ။ ဣတိ ဝေမာဒိသု။ ပဟာနံ၊
 ပယ်ခြင်းဟူသော။ (အတ္ထော ဒိဿတိ။) [အဓိပ္ပာယ်ကို ပါရာဇိကဏ်ဘာသာ
 ဋီကာ-၌ရှုပါ။]

ဒုက္ခဿ၊ ဒုက္ခသစ္စာ၏။ ပိဋနုဋ္ဌော၊ မိမိကိန်းရာ သတ္တဝါကို ညှဉ်းဆဲ နှိပ်စက်
 ခြင်း အနက်သဘောသည်လည်းကောင်း။ သင်္ခတဋ္ဌော၊ ကောင်းစွာရောက်၍
 အကြောင်းတရားတို့သည် ပြုစီမံအပ်သည်၏ အဖြစ်ဟူသော အနက်သဘော

သည်လည်းကောင်း။ သန္တာပဋ္ဌော၊ ဒုက္ခ ဒုက္ခတာ-အစရှိသည်တို့၏အစွမ်းဖြင့်
 ပြင်းစွာပူလောင်ခြင်းအနက် သဘောသည်လည်းကောင်း။ ဝိပရိကာမဋ္ဌော၊
 ဇရာ မရဏ ၂-ပါးသည် ဖောက်ပြန်စေအပ်သည်၏ အဖြစ်ဟူသော အနက်
 သဘောသည်လည်းကောင်း။ အဘိသမယဋ္ဌော၊ ထိုးထွင်း၍သိအပ်သော အနက်
 သဘောတည်း။ ဝါ၊ ထိုးထွင်း၍သိတတ်သော ဉာဏ်၏ အာရုံဖြစ်သော အနက်
 သဘောတည်း။ ဣတိ ဝေမာဒိသု၊ တို့၌။ ပဋိဝေဓော၊ ထိုးထွင်း၍သိအပ်သော
 သဘောဟူသော။ ဝါ၊ ထိုးထွင်း၍သိတတ်သော ဉာဏ်ဟူသော။ (အတ္ထော
 ဒိဿတိ။)

[အမှာ။ ။ “တထာဟိ” ၌ ဟိ-ကို ဉာပကဟေတုဇောတက-ကြံ၍လည်း
 ကောင်း၊ တထာကို တသွာအနက်ကြံ၍လည်းကောင်း တနည်း အနက်ပေး
 ဟန်ကို ပါရာဇိကဏ်အဋ္ဌကထာ ဘာသာဋီကာ၌ ပြထားပြီ။]

ဝေ၊ ဤ ဆိုအပ်ပြီးသော နည်းဖြင့်။ အနေကေသု၊ များစွာကုန်သော။
 သမယေသု၊ သမယတို့တွင်။ ဝါ၊ သမယ၏ အနက်တို့တွင်။ သမဝါယော၊
 အကြောင်းအပေါင်း ဟူသော။ (သမယော၊ သမယလည်းကောင်း။) ခဏော၊
 အခွင့်ဟူသော။ (သမယော၊ လည်းကောင်း။) ကာလော၊ အခါဟူသော။
 (သမယော၊ လည်းကောင်း။) သမဟော၊ အပေါင်းဟူသော။ (သမယော၊
 လည်းကောင်း။) ဟေတု၊ အကြောင်းဟူသော။ (သမယော) စ၊ လည်း
 ကောင်း။ [ဝေ-အနက်မရှိ။] (ဣတိ၊ သို့။) ပဉ္စပိ၊ ၅-ပါးလည်း ဖြစ်ကုန်
 သော။ ဧတေ သမယာ၊ ဤ သမယတို့ကို။ ဝါ၊ ဤ သမယ၏ အနက်တို့ကို။
 ဣဓ၊ ဤကုသိုလ်အရာ၌။ ဝိညုနာ၊ ပညာရှိသည်။ ဝိညေယျာ၊ သိထိုက်ကုန်၏။
 [ဣဓ-ဟု ဆိုသောကြောင့် “ကုသိုလ်အရာမဟုတ်သော အကုသိုလ်နှင့် အချို့
 အပျာကတ-အရာ၌ ဤ ၅-နက်လုံး မရနိုင်” ဟု မှတ်ပါ။]

ဟိ၊ ချဲ့။ [ဤ ဟိ ၏ ဝိတ္ထာရ-နယ်ကား ဟေတု၏ ဝိတ္ထာရ-ကုန်ရာ “အနေက
 ဘာဝေါ ဝေဒိတဗ္ဗော” တိုင်အောင်တည်း။] ယသ္မိံ ။ ပ။ ကုသလန္တိ၊ ဟူသော။

၁။ ဝိပရိကာမ။ ။ ဝိပရိကာမော ဇရာယ မရဏေနစာတိ ဒွိဓာ ဝိပရိကာမေတဗ္ဗ
 တာ။ - (သာရတ္ထဋီကာ။) ဇရာသည်လည်းကောင်း၊ မရဏသည်လည်းကောင်း ၂-ပါး
 သော အပြားသည် ဖောက်ပြန်စေအပ်သည်၏အဖြစ်။ ဤအတိုင်း နိဿယ၌ အနက်ပေး
 ထား၏။ [ဝိပရိ+နမုဓာတ်၊ ကာရိတ်ကျေ။ ဏ-ပစ္စည်း။] ဤဋီကာကို “ဝိပရိကာမော၏
 ဘာဝသာဓနပြ” ဟု ယူလျှင် “ဇရာ မရဏဟူသော ၂-ပါး အပြားအားဖြင့် ဖောက်ပြန်
 ခြင်း အနက်သဘောသည်လည်းကောင်း” ဟုလည်း ပေးနိုင်၏။ ထို့ကြောင့် ရှေ့၌
 ဝိပရိကာမဓမ္မကို ဤအတိုင်း ပေးခဲ့သည်။ ဤအလို ကာရိတ်ပစ္စည်း ကျေဖွယ်မလို။

ဣမသ္မိံ ကုသလာဓိကာရေ၊ ဤ ကုသိုလ်အရာ၌။ နဝသု၊ ၉-ပါးကုန်သော။
 တေသု သမယေသု၊ ထို သမယတို့တွင်။ ဝါ၊ ထို သမယ၏ အနက်တို့တွင်။
 သမဝါယာဒယော၊ သမဝါယ-အစရှိကုန်သော။ ပဉ္စ၊ ကုန်သော။ ဧတေ၊
 သမယာ၊ ဤ သမယတို့ကို။ ဝါ၊ ဤ သမယ၏ အနက်တို့ကို။ ပဏ္ဍိတေန၊
 သည်။ ဝေဒိတဗျာ၊ သိထိုက်ကုန်၏။ [ဣမကို “ဣမသ္မိံ ကုသလာဓိကာရေ”
 ဟု လည်းကောင်း၊ ဧတေ။ပ။သမယာကို “တေသု။ပ။ပဉ္စသမယာ” ဟု လည်း
 ကောင်း၊ ဝိညုနာကို “ပဏ္ဍိတေန” ဟု လည်းကောင်း၊ ဝိညေယျာကို “ဝေဒိ
 တဗျာ” ဟု လည်းကောင်း အနက်ယောဇနာသည်။]

[ထို ၅-ပါးသော သမယတို့၏ အရကောက်ကို ဆက်၍ ပြုလိုသောကြောင့်
 “တေသု” စသည်ကို မိန့်သည်။]

တေသု၊ ထို ၅-ပါးသော သမယတို့တွင်။ ဝါ၊ ထို ၅-ပါးသော အနက်
 တို့တွင်။ ပစ္စယာသာမဂ္ဂိ၊ အကြောင်းတို့၏ ညီညွတ်ခြင်းကို။ သမဝါယော၊
 သမဝါယ-ဟူ၍။ (ဥေယျာ၊ သိထိုက်၏။) ပန၊ ကား။ ဧကောဝ၊ တခု
 သာလျှင်ဖြစ်သော။ (ဧဝ ဖြင့် အဋ္ဌကုဏ ကို ကန့်။) နဝမော၊ အဋ္ဌကုဏကို
 ထောက်၍ ၉-ခုမြောက်ဖြစ်သော အခွင့်ကို။ ခဏော၊ ခဏဟူ၍။ ဥေယျာ။
 ဝါ၊ သည်သာမကသေး။ စတုရောပိ၊ ၄-ပါးလုံးလည်း ဖြစ်ကုန်သော။ စက္ကာနိ၊
 စက်တို့ကို။ (ခဏော၊ ဟူ၍။ ဥေယျာနိ၊ သိထိုက်ကုန်၏။)

ဟိ၊ ချဲ့။ သာဓာရဏဖလ နိပ္ပာဒကတ္တေန၊ ဆက်ဆံသောအကျိုးကို ပြီးစေ
 တတ်ကုန်သည်၏ အဖြစ်ဖြင့်။ သဏ္ဍိတာနံ၊ ကောင်းစွာ တည်ကုန်သော။ ပစ္စ-
 ယာနံ၊ အကြောင်းတို့၏။ ယာ သော သာမဂ္ဂိ၊ အကြင် ညီညွတ်ခြင်းသည်။
 (အတ္ထိ)။ သာ၊ ထို ညီညွတ်ခြင်းကို။ ဣမ၊ ဤ သမယ၏အနက်ကို ပြရာ၌။ သမ-

၁။ ယာ ဟိ ။ပ။ဉာတဗျာ။ ။ထိုဂါထာကို ချဲ့လို၍ “ယာဟိ” အစရှိသည်ကို
 မိန့်သည်။ “သာဓာရဏဖလနိပ္ပာဒကတ္တ” ဟူရာ၌ အကျိုးတခုကို အကြောင်းများစွာ
 ဝိုင်း၍ ဖြစ်စေရသောကြောင့် ထိုအကျိုးကို “သာဓာရဏဖလ (အကြောင်းအများနှင့်
 ဆက်ဆံသော အကျိုး)” ဟု ခေါ်သည်။ ဥပမာ-စက္ခုပညာ၌တည်းဟူသော အကျိုး
 ကို ဖြစ်စေဖို့ရန် စက္ခုပသာဒ တည်းဟူသော ဣန္ဒြေ၊ ရူပါရုံတည်းဟူသော ဝိသယ၊ ထို
 အာရုံကို နှလုံးသွင်းမှုဟူသော မနသိကာရ၊ အရောင်အလင်းဟူသော အာလောက
 ဤအကြောင်း၄-ပါးတို့ ပြည့်စုံရ၏။ ထို့ကြောင့် စက္ခုပညာ၌သည် ဤအကြောင်း
 ၄-ပါး၏ သာဓာရဏဖလ ဖြစ်သကဲ့သို့တည်း။ ဤအကြောင်း ၄-ပါးတို့၏ အပြည့်အစုံ
 ရှိခြင်းကိုပင် “ပစ္စယသာမဂ္ဂိ” ဟု ခေါ်သည်။

၂။ သာမဂ္ဂိ။ ။သမံ ဂယံတေတိ သမဂ္ဂေါ။ သမံ၊ အလုံးစုံ အကုန်အစင်။ ဂယံတေ၊
 ယူအပ်၏။ ဣတိ သမဂ္ဂေါ။ ဤပိပျိဟ်အရ-အလုံးစုံ အကုန်အစင် ယူအပ်သော (အကျိုး

ဝါယောတိ၊ ဟူ၍။ ဉတဗ္ဗာ၊ သိထိုက်၏။ [“ဣဓ၊ ဤ ကုသိုလ်အရာ၌” ဟု ရှေး နိဿယ-ပေး၏။ အကုသိုလ် အဗျာကတ-အရာ၌လည်း အကြောင်းညီညွတ်ခြင်း ကို “သမယ” ဟု ခေါ်ရသောကြောင့် “ဣဓ၊ ဤ သမယ၏အနက်ကို ပြရာ၌” ဟု ပေးလိုက်သည်။] ပန၊ ကား။ ဧကောဝ ခေါ။ ပ။ မြဟ္မစရိယဝါသာယာတိ၊ ဟူ၍။ ဧဝံ၊ သို့။ ဝုတ္တော၊ ဟောတော်မူအပ်သော။ နဝမော၊ အဋ္ဌကုဏ်ကို ထောက်၍ ၉-ခုမြောက်ဖြစ်သော။ ခဏောဝ၊ ခဏကိုသာ။ ဧကော ခဏောတိ၊ ဧကော ခဏော ဟူ၍။ ဝေဒိတဗ္ဗော။ [ခဏော ပန ဧကောဝ နဝမော ကို “နဝမောဝ ခဏော ဧကော ခဏော” ဟု ဆိုထားသည်။]

တခုကို ဖြစ်စေဖို့ရန် အကုန်အစင် ယူထားအပ်သော) အကြောင်းသည် သမဂ္ဂမည်၏။ ဤသို့ အကုန်အစင် ပါဝင်ကြသော အကြောင်းကိုပင် ယခုအခါ၌ “ညီညွတ်သော အကြောင်း အပေါင်း” ဟု ခေါ်ကြသည်။ [သမဂ္ဂ၌ “သမံသဒ္ဓါပပဒ+ဂဟဓံဘတ်” ဟု ထောမနိဓိ ကြံသည်။] သမဂ္ဂံဿ၊ အကုန်အစင်ပါဝင်သော အကြောင်းအပေါင်း၏။ ဝါ၊ ညီညွတ်သော အကြောင်းအပေါင်း၏။ ဘာဝေါ၊ ဖြစ်ကြောင်းဖြစ်ရာ အကုန်အစင် ပါခြင်းသည်။ ဝါ၊ ဖြစ်ကြောင်းဖြစ်ရာ ညီညွတ်ခြင်းသည်။ သာမဂ္ဂိ၊ မည်၏။ ထို ပစ္စယ သာမဂ္ဂိ ကို “သမဝါယ” ဟု ခေါ်သည်။ သမဝေတိ (သံ+အဝ+ဧတိ)၊ တပေါင်း တည်း သက်ဝင်၍ (ပါဝင်၍) ဖြစ်တတ်၏။ ဣတိ သမဝါယော။ ထို သမဝါယ ကို ပင် “သမယ” ဟု ခေါ်၏။ သဟကာရိကာရဏံ၊ အကျိုးကို အတူပြုလေ့ရှိသော အကြောင်းသည်။ (ဟုတွာ။) သန္နိဇ္ဈံ၊ တပေါင်းတည်း။ သမေတိ၊ ကောင်းစွာဖြစ် တတ်၏။ ဣတိ သမယော။

၁။ အဋ္ဌကုဏ။ ။ မဂ္ဂမြဟ္မစရိယကို ရဖို့ရန် အခွင့်မဟုတ်သောကြောင့် ဘုရားပွင့် ခိုက် အပါယ် ၃-ပါး၌ဖြစ်ခြင်း၊ အသက်ရှည်သော အသညသတ် (အရူပ) ၌ ဖြစ်ခြင်း၊ ပစ္စန္ဒရစ် အရပ်၌ ဖြစ်ခြင်း၊ မဇ္ဈိမဒေသ၌ ဖြစ်သော်လည်း မိစ္ဆာအယူ ရှိနေခြင်း၊ မဂ္ဂမြဟ္မစရိယ ရလောက်အောင် တိဟိတ်ဉာဏ် မရှိခြင်း ဤ ၃-ပါးနှင့်တကွ ဘုရား ပွင့်တော်မူရာ သာသနာပကာလ၌ ဖြစ်ခြင်း ဤရှစ်ပါးတို့၌ ဖြစ်ခြင်းကို “အက္ခဏ” ဟု ခေါ်သည်။ [အ+ခဏ=မဂ္ဂမြဟ္မစရိယကို ရဖို့ရန် အခွင့်မဟုတ်သော ဖြစ်ခြင်း။ အပါယ် ၃-ပါးစသော အရပ်ရှစ်ပါးမျှကို မယူရ။ အပါယ် ၃-ပါးစသော အရပ်၌ ဖြစ်ခြင်းတိုင်အောင်ယူပါ။ ဤရှစ်ပါးကိုပင် “ရပ်ပြစ်ရှစ်ပါး” ဟု ခေါ်ကြသည်။ “အပါယ် ၃-ပါး” ဟု ရာဝယ် အသုရကယ်ကို ပြိတ္တာ၌ သွင်းထားသည်။]

နဝမဓဏ။ ။ ထိုရှစ်ပါးကိုထောက်၍ ၉-ခုမြောက် ခဏကို “နဝမဓဏ” ဟု ခေါ်ရ ၏။ ထိုကိုးခုမြောက် ခဏဟူသည်လည်း ဘုရားပွင့်တော်မူရာ အခါတမျိုးသာမက ဘုရား ပွင့်တော်မူခြင်း၊ တရားဟောတော်မူခြင်း၊ မိမိက မဇ္ဈိမဒေသ၌ ဖြစ်ခြင်း၊ တိဟိတ်ပုဂ္ဂိုလ် ဖြစ်ခြင်း၊ တရားနာခြင်း ဤ အပေါင်းအစုကိုမှ မဂ္ဂမြဟ္မစရိယ ဖြစ်ဖို့ရန် အခွင့်ကောင်း ဖြစ်သောကြောင့် “ခဏ” ဟု ခေါ်သည်။ ထို့ကြောင့် “တထာဂတုပ္ပာဒါဒိကော” ဟိ မဂ္ဂမြဟ္မစရိယဿ ဩကာသော” ဟု ဋီကာ၌ လည်းကောင်း၊ “ဣဓ ဘိက္ခဝေ

ဝါ ပန၊ သည်သာ မကသေး။ [တထာဂတုပ္ပာဒါဒိက နဝမကိုသာ ခဏ
 ခေါ်သည် မဟုတ်သေး-ဟူလို။] စတ္တာရိမာနိ။ပ။ ဝတ္တတိတိ ဧတ္ထ၊ ဟူသော
 ဤပါဠိရပ်၌။ ပဋိရူပဒေသဝါသော၊ ပဋိရူပဒေသဝါသ-စက် လည်းကောင်း။
 (သင့်တင့်လျောက်ပတ်သောအရပ်၌ နေခြင်းဟူသောစက် လည်းကောင်း။)
 သပ္ပုရိသုပနိဿယော၊လည်းကောင်း။ (သုတော်သူမြတ်တို့ကိုမှီခိုဆည်းကပ်ခြင်း
 ဟူသော စက်လည်းကောင်း။) အတ္တသမ္မာပဏိဓိ စ၊ လည်းကောင်း။ (ကိုယ်
 စိတ် ၂-ပါးကို ကောင်းစွာထားခြင်း ဟူသော စက်လည်းကောင်း။) ပုဗ္ဗေ
 စ ကတပုညတာ၊ ပုဗ္ဗေ စ ကတပုညတာ စက်လည်းကောင်း။ (ရှေးရှေးဘဝ၌
 ပြုအပ်ခဲ့သော ကောင်းမှုရှိသူ၏ အဖြစ်ဟူသော စက်လည်းကောင်း။) ဣတိ၊
 သို့။ စတ္တာရိ၊ သော။ ယာနိ တောနိ စက္ကာနိ၊ အကြင်သို့သော ဤစက်တို့ကို။
 ဝုတ္တာနိ၊ ဟောတော် မူအပ်ကုန်ပြီ။ [ဘိက္ခဝေ၊ တို့။ စက္ကာနိ၊ တို့သည်။
 ဣမာနိ စတ္တာရိ၊ ဤ ၄-ပါးတို့တည်း။ ယေဟိ၊ ယင်းစက် ၄-ပါးတို့နှင့်။
 သမန္နာဂတာနံ၊ ကုန်သော။ ဒေဝမနုဿာနံ၊ တို့၏။ စတုစက္ကံ၊ ၄-ပါးသော
 သမ္ပတ္တိစက်သည်။ ဝတ္တတိ၊ လည်၏။...စတုက္ကအင်္ဂုတ္တရ၊ စက္ကဝဂ်၊ စက္ကသုတ်။]
 တောနိ၊ ဤ ၄-ပါးသော သမ္ပတ္တိစက်တို့ကို။ ကေဇ္ဈံ၊ တပေါင်းတည်း။

တထာဂတော။ပ။ အတ္တမညာတုံ” ဟု အဋ္ဌကင်္ဂုတ္တရ၊ ဂဟပတိဝဂ်၊ အက္ခဏ-သုတ်၌
 လည်းကောင်း မိန့်သည်။ [ခဏသဒ္ဓာသည် အခွင့် (ဩကာသ) အနက်ကို ဟော
 သော အနိပ္ပန္နပါဠိပဒိက ပုဒ်တည်း။ ထိုအခွင့်အနက်ကို ဟောသော သမယ-သဒ္ဓါကို
 ကား “သမေတိ သမာဂစ္ဆတိ မဂ္ဂမြဟ္မစရိယံ ဧတ္ထ တဒါဓာရပုဂ္ဂလေဟီတိ သမယော”
 ဟု အနုဒ္ဓိကာ ဝိဂ္ဂဟ ပြု၏။]

သမဝါယနှင့် ခဏအထူး။ ။စက္ခုပသာဒ၊ ရူပါရုံ၊ အာလောက၊ မနသိကာရ-ဟူ
 သော အကြောင်းတို့ သမဝါယဖြစ်လျှင် စက္ခုပညာဉ်သည် မုချဖြစ်တော့၏။ ဤသို့
 အကျိုးတရားကို မုချဖြစ်စေနိုင်သော အကြောင်းအပေါင်း၏ ညီညွတ်ခြင်းကို “သမ-
 ဝါယ” ဟု ခေါ်၏။ တထာဂတုပ္ပာဒါ၊ ဓမ္မဒေသနာ-စသော အကြောင်းတွေ ပြည့်စုံ
 နေသော်လည်း မုချ မဂ္ဂမြဟ္မစရိယ မဖြစ်နိုင်သေး။ မဂ္ဂမြဟ္မစရိယ ဖြစ်ဖို့ရာ အခွင့်သာ
 ရုံသာရှိသေး၏။ ထိုသို့ အခွင့်အလမ်း သာသည့်အပြင် အထူး ကြိုးစားအားထုတ်မှ
 မဂ္ဂမြဟ္မစရိယ ဖြစ်နိုင်သည်။ ဤသို့ အကျိုးတရား၏ အခွင့်အလမ်းကို “ခဏ” ဟု
 ခေါ်သည်။

၁။ စတုစက္ကံဝတ္တတိ။ ။စရတိ ဝတ္တတိတိ စက္ကံ = အဆက်အဆက် လည်တတ်သော
 ကြောင့် ပကတိ စက်ဘီးကို “စက္က” ဟု ခေါ်၏။ ပဋိရူပဒေသဝါသ-စသောအကြောင်း
 တရား ၄-ပါးလည်း ထို စက်ဘီးကဲ့သို့ ဆက်ကာဆက်ကာ လည်တတ်သောကြောင့်
 “စက္က” ဟုခေါ်သည်။ “စက္ကံ ဝိယာတိ စက္ကံ” ဟုပြု။ မှန်၏-ရှေးရှေးဘဝ၌ ကောင်းမှုပြုခဲ့
 ခြင်း ဟူသော ပုဗ္ဗေ စ ကတပုညတာ သမ္ပတ္တိစက်ကြောင့် ပတိရူပ-ဒေသ၌ဖြစ်ရာ၊ နေရ၏။

ကတော၊ ရှိ။ သြကာသဋ္ဌေန၊ အခွင့်ဟူသောအနက်ကြောင့်။ ခဏောတိ၊ ခဏဟူ၍။ ဝေဒိတဗ္ဗာနိ၊ ကုန်၏။ ဟိ၊ မှန်။ တာနိ၊ ထို ၄-ပါးသော သမ္ပတ္တိစက်တို့သည်။ ကုသလပုပ္ဖိယာ၊ ကုသိုလ်ဖြစ်ခြင်း၏။ သြကာသဘူတာနိ၊ အခွင့်အလမ်းဖြစ်၍ ဖြစ်ကုန်၏။

ဝေ၊ ဤ ဆိုအပ်ပြီးသောနည်းဖြင့်။ (“တေသု ပစ္စယသာမဂ္ဂီ” မှစ၍ဆိုအပ်ပြီးသော နည်းဖြင့်။) သမဝါယဉ္ဇ၊ သမဝါယ-သမယကို လည်းကောင်း။ ခဏဉ္ဇ၊ ခဏ-သမယကို လည်းကောင်း။ ဥတော၊ သောတုတို့၏ သိပြီးခြင်းကြောင့်။ [ဝိဘာဝိတော နှင့် ကတ္တား မတူသောကြောင့် ဟိတ်ပေးသည်။] ဣတရေသု၊ သမဝါယ-ခဏတို့မှ တပါးသော ကာလသမယ၊ သမ္ပဟသမယ၊ ဟေတုသမယ တို့တွင်။ တံ တံ၊ ထို ထို ဓမ္မ ဓမ္မဝတ္တိ စသည်ကို။ (ဓမ္မေ ဝါ ဓမ္မဝတ္တိံ ဝါ-စသည်ဖြင့် လာလတ္တံ။) ဥပါဒါယ၊ ဉာဏ်ဖြင့်ယူ၍။ ဝါ၊ စွဲမှီ၍။ ပညတ္တော၊ ပညတ်အပ်သော။ ဝေါဟာရမတ္တကော၊ ခေါ်ပေါ် ပြောဆိုအပ်သော အနက်မျှကို။ ကာလော (တိ)၊ ကာလဟူ၍။ (ပေါရာဏေဟိ၊ ရှေးဆရာတို့သည်။ ဝိဘာဝိတော၊ ထင်စွာ ပြုအပ်ပြီ။ ဖဿာဒိဓမ္မာနံ၊ ဖဿ အစရှိသော တရားတို့၏။ ပုဉ္ဇော၊ အစုအပုံကို။ သမ္ပဟောတိ၊ ဟူ၍။ (ပေါရာဏေဟိ။) ဝိဘာဝိတော၊ ပြီ။

ဟိ၊ ခဲ့။ စိတ္တကာလော၊ စိတ်၏ကာလ။ (စိတ်ဖြစ်ရာအခါ။) ရူပကာလော၊ ရုပ်၏ကာလ (ရုပ်ဖြစ်ရာအခါ။) ဣတိ အာဒိနာ၊ ဤသို့ အစရှိသော။ နယေန၊ ဖြင့်။ ဓမ္မေ ဝါ၊ ထင်ရှားရှိသောတရားတို့သော် လည်းကောင်း။ (ကာလသဉ္ဇယံ၊

ထို့ကြောင့် ပတိရူပဒေသဝါသ သမ္ပတ္တိစက်သည် ပုဗ္ဗေ စ ကတပုညတာ သမ္ပတ္တိစက်နှင့် ဆက်သွယ်လျက် ရှိ၏။ ပတိရူပဒေသဝါသ သမ္ပတ္တိစက်ကြောင့် ထိုဒေသ၌ ရှိကြသော သူတော်ကောင်း မိဘ ဆရာတို့ကို မှီခိုရ၏။ ထို့ကြောင့် သပ္ပုရိသုပနိဿယ သမ္ပတ္တိစက်သည် ပတိရူပဒေသဝါသ သမ္ပတ္တိစက်နှင့် ဆက်သွယ်လျက် ရှိ၏။

သပ္ပုရိသုပနိဿယကြောင့် (အဆုံးအမ ဩဝါဒတရားကို နာခံနိုင်ရကား) ကိုယ်စိတ် ၂-ပါးကို ကောင်းစွာ ထားတတ်၏။ ‘စိတ်ကောင်း နှလုံးကောင်းရှိ၏’ ဟုလို။ ထို့ကြောင့် အတ္တသမ္မာပဏိဓိစက်သည် သပ္ပုရိသုပနိဿယ စက်နှင့် ဆက်သွယ်နေပြန်၏။ ထို အတ္တသမ္မာပဏိဓိစက် ရှိသောကြောင့် ယခုဘဝ၌ ကုသိုလ်တရားတွေ တိုးပွား၏။ ဤ ကုသိုလ်တရားများသည် အနာဂတ်ဘဝက ပြန်၍ကြည့်လျှင် ပုဗ္ဗေ စ ကတပုညတာပင် ဖြစ်လတ္တံ့။ ဤနည်းအားဖြင့် သမ္ပတ္တိစက် ၄-ပါးသည် နိဗ္ဗာန်ရသည့် ဘဝတိုင်အောင် တဆင့်ထက်တဆင့် မြင့်ကာမြင့်ကာ လည်၍ သွားပေလတ္တံ့။ ထို့ကြောင့် ဝတ္တတိကို “ပရိဝတ္တတိ-အဖန်ဖန် လည်၏” ဟု ဋီကာဖွင့်သည်။ မှန်၏- “စတ္တာရိ-မာနိ” စသော ပါဠိတော်သည် ယခုဘဝ၌ စက် ၄-ပါးနှင့် ပြည့်စုံနေသူအတွက် အဆက်ဆက် နောက်ဘဝ၌ ဆက်ကာဆက်ကာ သမ္ပတ္တိစက် ယည်နေပုံကိုပြသော ပါဠိတော်ဖြစ်သည်။

ဝါ တိ-ဝယ် ဣတိ-ဋ္ဌ စပ်။) [ကာလ-က ထင်ရှားမရှိ၊ ဓမ္မ-က သာ ထင်ရှား ရှိသည်။] အတိတော၊ အတိတ်ကာလ။ ဝါ၊ လွန်ပြီးသော အခါ။ အနာဂတော၊ အနာဂတ်ကာလ။ ဝါ၊ မလာရောက်သေးသော အခါ။ ဣတိ အာဒိနာ နယေန၊ ဖြင့်။ ဓမ္မဝုတ္တိံ ဝါ၊ ထင်ရှားရှိသော တရားတို့၏ ဖြစ်ခြင်းသော်လည်းကောင်း။ [တရားတို့၏ ဖြစ်ခြင်းကို စွဲ၍ဖြစ်ခြင်းက လွန်ပြီးဖြစ်လျှင် အတိတ်ကာလဟု လည်းကောင်း၊ ဖြစ်ခြင်းက မလာသေးဖြစ်လျှင် အနာဂတ်ကာလ ဟု လည်းကောင်း၊ ဖြစ်ဆဲဖြစ်လျှင် ပစ္စုပ္ပန်ကာလ ဟု လည်းကောင်း ပညတ်ရသည်။] ဗီဇကာလော၊ မျိုးစေ့၏ ကာလ။ (မျိုးစေ့၏ ဖြစ်ခိုက်အခါ။) အကုရကာလော၊ အညွန့်၏ ကာလ။ (အညွန့်ထွက်ရာ အခါ။) ဣတိ အာဒိနာ နယေန၊ ဖြင့်။ ဓမ္မပုဂ္ဂိုလိတိံ ဝါ၊ ပညတ္တိဓမ္မတို့၏ ဖြစ်စဉ်သော် လည်းကောင်း။ ဝါ၊ အဋ္ဌ ကလာပ် ရုပ်တရားတို့၏ ဖြစ်စဉ်သော်လည်းကောင်း။ [ဤသို့ ၂-နက် ပေးရ ပုံကို ဋီကာ၌-ကြည့်ပါ။]

ဥပ္ပာဒကာလော၊ ဥပါဒ်ခြင်း၏ ကာလ။ (ဖြစ်ရာအခါ။) ဇရာကာလော၊ ရင့်ခြင်း၏ ကာလ။ (ဋီအခါ။) ဣတိ အာဒိနာ နယေန။ ဓမ္မလက္ခဏံ ဝါ၊ ပရ မတ္တတရားတို့၏ အမှတ်အသားသော် လည်းကောင်း။ [ဖြစ်ခြင်း၊ ရင့်ခြင်း၊ ပျက် ခြင်းသည် ရုပ်ကလာပ်တို့၏ အမှတ်အသားတည်း။ ဤ ၃-ပါး၏ လက္ခဏရုပ် အမည်ရပုံကို သတိပြုပါ။] ဝေဒိယနကာလော၊ ခံစားခြင်း၏ ကာလ။ (ခံစား ရာအခါ။) သဉ္ဇာနနကာလော၊ မှတ်သိခြင်း၏ ကာလ။ (မှတ်သိရာအခါ။) ဣတိ အာဒိနာ နယေန။ ဓမ္မကိစ္စံ ဝါ၊ ပရမတ္တတရားတို့၏ ကိစ္စသော်လည်း ကောင်း။ နှာနကာလော၊ ရေချိုးခြင်း၏ ကာလ။ (ရေချိုးရာ အခါ။) ပိဝန- ကာလော၊ သောက်ခြင်း၏ ကာလ။ (သောက်ရာ အခါ။) ဣတိ အာဒိနာ နယေန။ သတ္တကိစ္စံ ဝါ၊ သတ္တဝါတို့၏ ကိစ္စသော် လည်းကောင်း။ ဂမနကာ- လော၊ သွားခြင်း၏ ကာလ။ (သွားရာအခါ။) ဌာနကာလော၊ ရပ်ခြင်း၏ ကာလ။ (ရပ်ရာအခါ။) ဣတိ အာဒိနာ နယေန။ ဣရိယာပထံ ဝါ၊ ဣရိယာ ပုထံ သော်လည်းကောင်း။ ပုဗ္ဗဏှော၊ နေ၏ ရှေ့အဖို့ (နံနက်)။ သာယဏှော၊ နေ၏ ဆည်းဆာ(ညနေ)။ ဒိဝါ၊ နေ။ ရတ္တိ၊ ညဉ့်။ ဣတိ အာဒိနာ နယေန။ စန္ဒိမသုရိယာဒိ ပရိဝတ္တနံ ဝါ၊ လ နေ အစရှိသည်တို့၏ လက်ယာရစ် လည် ခြင်းသော်လည်းကောင်း။ အခုမာသော၊ တလ၏ထက်ဝက် (လခွဲ)။ ဣတိ အာဒိနာ နယေန။ အဟော ရတ္တာဒိ သင်္ခါတံ၊ နေ့ညဉ့် အစရှိသည်ဟု ဆို အပ်သော။ ကာလသဉ္ဇယံ ဝါ၊ ကာလ အပေါင်းလည်းကောင်း။

ဣတိ ဝေ၊ သို့။ တံ တံ၊ ထိုထို ဓမ္မ ဓမ္မဝုတ္တိ-စသည်ကို။ ဥပါဒါယ၊ ညဏ် ဖြင့် ယူ၍။ ဝါ၊ စွဲမှီ၍။ ပညတ္တော၊ ပညတ်အပ်သော အနက်သည်။ ကာလော-

နာမ၊ ကာလမည်၏။ ပန၊ ဆက်။ သော သေ(သေသော)၊ ထိုသို့သော ဤ ကာလကို။ သဘာဝတော၊ ပရမတ္ထသဘောအားဖြင့်။ အဝိဇ္ဇမာနတ္တာ၊ ထင် ရှားမရှိသည်၏ အဖြစ်ကြောင့်။ ပညတ္တိမတ္တကော ဝေ၊ ဝါ၊ ပညတ်မျှသာဟူ၍။ ဝေဒိတဗ္ဗော၊ သိထိုက်၏။ [ဂါထာ၌ ဝေ၊ ဟာရမတ္တကောကို “ပညတ္တိမတ္တကော ဝေ” ဟု ဖွင့်သည်။] ပန၊ ကား။ ဖဿဝေဒနာဒိနံ၊ ဖဿ ဝေဒနာ အစရှိကုန် သော။ ဓမ္မာနံ၊ တို့၏။ ယော သေ(သေသော) ပုဇ္ဇော၊ အကြင်သို့သော ဤအစု အပုံသည်။ (အတ္ထိ။) သော၊ ထိုအစုအပုံကို။ ဣမ၊ ဤ သမယ၏ အနက်ကို ပြ ရာ၌။ သမ္ပဟောတိ၊ ဟူ၍။ ဝိဘာဝိတော၊ ပြီ။ [“ဣမ၊ ဤ ကုသိုလ်အရာ၌” ဟု ရှေးနိဿယ-ပေးလေသည်။]

ပန၊ ကား။ ဝေ၊ သို့။ ဝါ၊ ဤ ဆိုအပ်ပြီးသော နည်းဖြင့်။ [“ဣတရေသု တံတံ ဥပါဒါယ” စသည်ဖြင့် ဆိုအပ်ပြီးသော နည်းဖြင့်။] ကာလသမ္ပဟေပိ၊ ကာလသမယ သမ္ပဟသမယ တို့ကိုလည်း။ [ပိဖြင့် ဆိုအပ်ပြီးသော သမဝါယ ခဏကိုပေါင်း။] ဥတု၊ သိပြီး၍။ [ဝိညေယျောနှင့် ကတ္တား ကေရကား “ကြောင့်” ဟု မပေးရ။] ဣတရော၊ ဤကာလသမ္ပဟ သမယတို့မှ တပါးသော။ ဟေတုတိ၊ ဟေတုဟူသော သမယကို။ ဧတ္ထ၊ ဤ သမယ-သဒ္ဓါ၏ အနက်ကို ပြရာ၌။ ပစ္စယောဝ၊ ပစ္စယ အကြောင်းဟူ၍သာ။ (ဝိညေယျော၊ သိထိုက်၏။) [“ဟေတုတိ သေသမယော ပစ္စယောဝ ဝိညေယျော” ဟူသော ဋီကာအတိုင်း ဤ၌ အနက်ပေးပါ။ ပစ္စယောတိ ဝေဟု ဆိုလိုလျက် ဣတိ အကျေကြံ။] တဿ၊ ထို အကြောင်း၏။ ဒွါရဝသေန ဝါ၊ ဒွါရ၏အစွမ်းဖြင့်လည်းကောင်း။ ပစ္စယာနံ၊ ပစ္စည်းတို့၏။ ဝသေန ဝါ၊ ဖြင့်လည်းကောင်း။ အနေကဘာဝေ၊ တပါးမက များသည်၏အဖြစ်ကို။ ဝိညေယျော၊ ၏။

ဟိ၊ ချဲ့။ ဧတ္ထ၊ ဤ သမယ-သဒ္ဓါ၏ အနက်ကို ပြရာ၌။ ပစ္စယောဝ၊ ပစ္စယ အကြောင်းသည်သာ။ ဟေတု နာမ၊ ဟေတုမည်၏။ တဿ၊ ထို အကြောင်း၏။ ဒွါရနံ၊ တို့၏။ (ဝသေန) ဝါ၊ ဖြင့်လည်းကောင်း။ ပစ္စယာနံ၊ ပစ္စည်းတို့၏။ ဝသေန ဝါ၊ ဖြင့်လည်းကောင်း။ အနေကဘာဝေ၊ ကို။ ဝေဒိ တဗ္ဗော၊ ၏။ ကထံ၊ အဘယ်သို့ သိထိုက်သနည်း။ ဟိ၊ အဖြေကား။ [ကထံ- ဟူသော ပုစ္ဆာဝါကျကို ငဲ့သည်။] (တနည်း) ဟိ၊ ချဲ့။ [ဒွါရနံ။ ပ။ ဝေဒိ တဗ္ဗော ဟူသော သင်္ခေပဝါကျကို ငဲ့သည်။] စက္ခုဒွါရဒီသု၊ စက္ခုဒွါရ အစ ရှိသော ဒွါရတို့၌။ ဥပုဇ္ဇမာနာနံ၊ ဖြစ်ကုန်သော။ စက္ခုဝိညာဏာဒိနံ၊ စက္ခု ဝိညာဉ်အစရှိသော ဝိညာဉ်တို့၏။ စက္ခု။ ပ။ မနသိကာရာဒယော၊ စက္ခုပသာဒ ရူပါရုံ အရောင်အလင်း နှလုံးသွင်း ဖာရသို့သော တရားတို့သည်။ ပစ္စယာ၊

အကြောင်းတို့မည်၏။ [မနသိကာရာဒယော၌ အာဒိဖြင့် “သောတာကာသ၊ သဒ္ဓထင်ပြီ၊ မနသိ၊ လေးလီ သောတဖို့” စသည်ဖြင့် (ထိုထိုကျမ်း၌ ပြထားပြီးသော) အကြောင်းတို့ကို ယူပါ။]

မဟာပကရဏေ စ၊ ပဋ္ဌာန်းကျမ်းကြီး၌လည်း။ ဟေတုပစ္စယော အာရမ္မဏပစ္စယောတိ အာဒိနာ၊ အစရှိသော။ နယေန၊ ဖြင့်။ စတုဝိသတိ၊ ၂၄-ပါးသော။ ပစ္စယာ၊ ပစ္စည်းတို့ကို။ ဝုတ္တာ၊ ဟောတော်မူအပ်ကုန်ပြီ။ တေသု၊ ထို ၂၄-ပစ္စည်းတို့တွင်။ ဝိပါကပစ္စယဉ္စ၊ ဝိပါက ပစ္စည်းကိုလည်းကောင်း။ ပစ္စာဇာတပစ္စယဉ္စ၊ ကိုလည်းကောင်း။ ထပေတွာ၊ ထား၍။ [ကုသိုလ်စိတ်အရာဖြစ်၍ ထိုပစ္စည်း ၂-ပါးကို ချန်ထားသည်။] သေသာ၊ ကြွင်းသော ပစ္စည်းတို့သည်။ ကုသလဓမ္မာနံ၊ တို့၏။ ပစ္စယာ၊ အကြောင်းတို့သည်။ ဟောန္တိယေဝ၊ ဖြစ်ကုန်သည်သာ။ သဗ္ဗေပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။ တေ၊ ထိုအကြောင်းတို့ကို။ ဣဓ၊ ဤ သမယ-သဒ္ဓါ၏ အနက်ကိုပြရာ၌။ ဟေတုတိ၊ ဟူ၍။ အဓိပ္ပေဟာ၊ အလိုရှိအပ်ကုန်၏။ [ဟေတုနှင့် သမဝါယတို့၏အထူးကိစ္စိကာ၌ပူပါ။ ဒွါရဝသေနစသည်ကို နိဂုံးအပ်လို၍ “ဝေ” စသည်ကို မိန့်။] ဝေ၊ ဤသို့လျှင်။ အဿ၊ ထိုအကြောင်း၏။ ဣမိနာ ဒွါရဝသေန ဝါ၊ ဤဒွါရ၏ အစွမ်းအားဖြင့်လည်းကောင်း။ ဣမိနာ ပစ္စယဝသေန ဝါ၊ ဤပစ္စည်း၏ အစွမ်းဖြင့်လည်းကောင်း။ အနေကဘာဝေါ၊ ကို။ ဝေဒိတဗ္ဗော၊ [ရှေးနိဿယအတိုင်း ဝါကို သမုစ္စည်း အနက်ပေးသည်။ ဝါ-သဒ္ဓါတို့ကို ဝိကပ်အနက် ယူ၍ “ဒွါရ၏အစွမ်းဖြင့် ဖြစ်စေ၊ ပစ္စည်း၏အစွမ်းဖြင့် ဖြစ်စေ အနေကဘာဝ အဖြစ်ကို သိပါ” ဟူ၍ အဓိပ္ပာယ်ရနိုင်၏။] [အနက် ၅-ပါးလုံးကို နိဂုံးအပ်လို၍ “ဝေ.မေ.တေ” စသည် မိန့်။] ဝေ၊ သို့။ သမဝါယာဒယော၊ သမဝါယ အစရှိကုန်သော။ ပဉ္စ၊ ကုန်သော။ ဧတေ အတ္တာ၊ တို့ကို။ ဣဓ၊ ဤ ကုသိုလ်အရာ၌။ သမယသဒ္ဓေန၊ ဖြင့်။ ပရိဂ္ဂဟိတာ၊ ပိုင်းခြား၍ ယူအပ်ကုန်ပြီ။ ဣတိ၊ ဝေဒိတဗ္ဗော၊ ကုန်၏။

[၅-ပါးသောအနက်တို့ကို ယူရာ၌ မေးဖွယ်ရှိသောကြောင့် “ကသ္မာ ပန” စသည်မိန့်။]

ပန၊ ပရိဟာရ-ပက္ခမ္မတပါး စောဒက-ပက္ခကို ဆိုဦးအံ့။ ကသ္မာ၊ ကြောင့်။ ဧတေသု၊ ဤ သမဝါယ အစရှိသော ၅-ပါးသော အနက်တို့တွင်။ ယံ ကိစ္စိ၊ အမှတ်မထား တပါးပါးသော။ ဧကံ၊ တပါးသောအနက်ကို။ အပ-ရိဂ္ဂဟေတွာ၊ မသိမ်းယူမူ၍။ သဗ္ဗေသံ၊ အလုံးစုံသော အနက် ၅-ပါးတို့ကို။ ပရိဂ္ဂဟော၊ သိမ်းယူခြင်းကို။ (အဋ္ဌကထာ စရိယေဟိ၊ အဋ္ဌကထာ ဆရာတို့သည်။) ကတော၊ ပြုအပ်သနည်း။ ဣတိ၊ ဤကား အမေးတည်း။ တေန တေန၊ (တိုက်

ရိုက်ပြအပ်သော) ထိုထိုအနက်ဖြင့်။ တဿ တဿ အတ္ထဝိသေသဿ၊ (အပိုဖြစ်သော) ထိုထို အနက်အထူးကို။ ဒီပနတော၊ ပြနိုင်ခြင်းကြောင့်။ (ဧတေသုယံကိဉ္စိ ဧကံ အပရိဂ္ဂဟေတွာ သဗ္ဗေသံ ပရိဂ္ဂဟော အဋ္ဌကထာစရိယေဟံ။ ကတော၊ ပြီ။ ဣတံ၊ ဤကား အဖြေတည်း။)

ဟံ၊ ချဲ့။ ဧတေသု၊ ဤ ၅-ပါးသော သမယတို့တွင်။ သမဝါယသင်္ခါတော၊ သမဝါယ ဟု ဆိုအပ်သော။ သမယော၊ သမယသည်။ ဝါ၊ ညီညွတ်သော အကြောင်း အပေါင်းသည်။ (တနည်း) သမဝါယသင်္ခါတော၊ သမဝါယ အနက်ရှိ၏ ဟု ဆိုအပ်သော။ သမယော၊ သမယ-သဒ္ဒါသည်။ အနေကဟေတုတော၊ တပါးမက များစွာသော အကြောင်းကြောင့်။ ဝုတ္တိံ၊ ကုသိုလ်စိတ်၏ ဖြစ်ခြင်းကို။ ဒီပေတံ၊ ပြ၏။ တေန၊ ထိုသို့ ပြခြင်းကြောင့်။ (သမဝါယ သမယ၏

၁။ ဒီပနတော။ ။ဒဿနတ္ထ-စသော ကြိယာ ၅-တန် ထုတ်ပြရာ၌ “အကြောင်းကိုပြုဒီပကမျိုး” ဟု ဆိုရိုးအတိုင်း အကြောင်းဖြစ်သော အနက်ကိုပြုမှ ဒီပနတ္ထဟု အသိအမှတ်ပြုကြသော်လည်း ဤနေရာ၌ကား ထိုသို့မယူပဲ မူလဟောရိုးအနက်မှ အပိုပြအပ်သော အနက်အထူးကို ဒီပနတ္ထ ဟု မှတ်ပါ။ ထို့ကြောင့်ပင် ခဏအနက်၏ ဒီပနတ္ထကို ပြရာ၌ အကြောင်းမဟုတ်သော “ကုသလုပ္ပတ္တိယာ ဒုလ္လဘဘာဝ” ကို ဒီပနတ္ထ ဟု ဆိုထားသည်။

၂။ ဧတေသုဟံ။ ။ရှေ့ဟေတုဝါကျ သင်္ခေပကို ချဲ့သော ဝါကျတည်း။ ထိုဝိတ္ထာရ ဝါကျ၏နယ်မှာ သမဝါယ၊ ခဏ၊ ကာလ၊ သမူဟ၊ ဟေတု ၅-နှက်လုံး၏ အတ္ထဝိသေသ ဒီပန ၏ အဆုံး “အယံ ဟေတုသင်္ခါတေန သမယေန အတ္ထော ဒီပိတော တိုင်အောင်တည်း။ ထိုတွင် “သမဝါယသင်္ခါတော သမယော ။ပ။ ပတိသေမိတံ ဟောတိ” သည် သမဝါယ-သမယ၏အတ္ထဝိသေသဒီပနကို အကျယ်ပြသော ဝါကျအပေါင်းတည်း။ ထို ဝါကျအပေါင်းတွင်လည်း “သမဝါယ သင်္ခါတော ။ပ။ ပတိသေမိတော ဟောတိ” ကို အတ္ထဝိသေသဒီပန စကားတရပ် ဟု လည်းကောင်း။ “သမဝါယော စ နာမ။ပ။ပတိသေမိတံ ဟောတိ” ကို အတ္ထဝိသေသဒီပန စကားတရပ် ဟု လည်းကောင်း ခွဲထားပါ။

၃။ သမဝါယ။ပ။ဒီပေတံ။ ။သမဝါယသင်္ခါတော ဟူသော ဝိသေသနကြောင့် သမယော-ညီညွတ်သောအကြောင်းအပေါင်းသည်” ဟု အနက်ပေးရသည်။ “ယသ္မိံ သမယေ၊ အကြင်ညီညွတ်သောအကြောင်းအပေါင်းသည်။ (သတိ၊ ရှိသော်။) ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ” ဟူသော ပါဠိတော်အရ “ကုသိုလ်စိတ်သည် အကြောင်းတပါး တည်းကြောင့် ဖြစ်နိုင်သည်မဟုတ်၊ အနေကဟေတု (ညီညွတ်သော များစွာသော အကြောင်း) ရှိမှ ဖြစ်နိုင်၏” ဟူသော အနက်အထူးကို၊ သမဝါယ-အနက်ဖြစ်သော သမယ-က ပြနိုင်သည်။

အကြောင်းပြု။ ။ “အဘယ်ကြောင့် သမယက အနေကဟေတု အကြောင်း (အကြောင်းများစွာ) ညီညွတ်မှု ကုသိုလ်စိတ် ဖြစ်နိုင်ပုံကို ပြရသနည်း” ဟု မေးဖွယ်

များစွာသော အကြောင်းရှိမှ ကုသိုလ်စိတ် ဖြစ်နိုင်ပုံကို ပြခြင်းကြောင့်။) ကေ
 ကာရဏဝါဒေါ၊ တခုသော အကြောင်းရှိ၏ ဟု ပြောဆိုကြောင်း ဝါဒသည်။
 ဝါ၊ ကို။ ပတိသေမိတော၊ တားမြစ်အပ်ပြီးသည်။ ဟောတိ၊ ဖြစ်တော့၏။ [ပတိ
 သေမိတော၏ ကတ္တားကို “အနေန သမယေန၊ သည်” ဟု လည်းကောင်း၊
 (တနည်း) “အနေန သမယေန၊ ဖြင့်။ ဘဂဝတာ၊ သည်” ဟု လည်းကောင်း
 ဋီကာ၌ ထည့်လတ္တံ့။]

ရှိသောကြောင့် အနုဋီကာ၌ “သယံပစ္စယသာမဂ္ဂိဘာဝတော-မိမိဟူသော သမယ
 အနက်က အကြောင်းတို့၏ ပေါင်းဆုံ ညီညွတ်ခြင်းဖြစ်သောကြောင့်” ဟု အကြောင်း
 ပြသည်။ မိမိဟူသော သမယကပစ္စယသာမဂ္ဂိ ဖြစ်နေသောကြောင့် ထိုသမယ၌ ဖြစ်ရ
 သော ကုသိုလ်လည်း ပစ္စယသာမဂ္ဂိ (ညီညွတ်သောအကြောင်း များစွာကြောင့်) သာ
 ဖြစ်နိုင်ပုံကို ပြသည်-ဟူလို။

အနက်ကျယ်။ ။ ထို့ကြောင့် ဤအနုဋီကာအကြောင်းကိုပါထည့်၍ အနက်ကျယ်
 ပေးလိုလျှင်.... “သမဝါယသင်္ခါတော၊ သော။ သမယော၊ သည်။ (သယံ၊ မိမိဟူသော
 သမယ-က။ ပစ္စယသာမဂ္ဂိ ဘာဝတော၊ အကြောင်းအပေါင်း၏ ညီညွတ်ခြင်း၏ အဖြစ်
 ကြောင့်။ ဝါ၊ ဖြစ်သည့်အတွက်။) အနေကဟေတုတော၊ ကြောင့်။ ဝုတ္တိံ၊ ကို။ ဒီပေတိ၊
 ၏” ဟု ပေးပါ။

တနည်း။ ။ “သမဝါယသင်္ခါတော သမယော” ကို “သမဝါယတ္ထော ဝါ သမယ-
 သဒ္ဓေါ” ဟု အနုဋီကာဖွင့်သည်။ [“ခဏတ္ထော ဝါ သမယသဒ္ဓေါ” ဟူသော မူလဋီကာ
 ကိုမှီး၍ ဖွင့်ခြင်းတည်း။] ရှေ့နည်း၌ သမယောအရ သမဝါယအနက် ရ၏။ ဤနည်း၌ကား
 သမယောအရ သမဝါယ အနက်ရှိသော သမယ-သဒ္ဓါ ရသည်။ ဤနည်း၌လည်း “ယာယ
 ပစ္စယသာမဂ္ဂိယာ သတိတိ ဣမဿ အတ္တဿ ပကာသနဝသေန ဓမ္မာနံ” ဟု အနုဋီကာ
 ထည့်၏။ ထိုအတိုင်း အနက်ကျယ် ပေးလိုလျှင်.... “သမဝါယသင်္ခါတော၊ သမဝါယ-
 အနက်ရှိ၏ ဟု ဆိုအပ်သော။ သမယော၊ သမယ-သဒ္ဓါသည်။ ယာယ ပစ္စယသာမဂ္ဂိယာ၊
 အကြင် အကြောင်းအပေါင်း၏ ညီညွတ်ခြင်းသည်။ သတိ၊ ရှိသော်။ (ကုသလံ စိတ္တံ ဥပ္ပန္နံ
 ဟောတိ-၌ စပ်။) ဣတိ ဣမဿ အတ္တဿ၊ ဤအနက်ကို။ ပကာသနဝသေန၊ ထင်ရှားပြီ
 နိုင်ခြင်း၏ အစွမ်းဖြင့်။ ဓမ္မာနံ၊ တရားတို့၏။ အနေက ဟေတုတော၊ ကြောင့်။ ဝုတ္တိံ၊ ကို။
 ဒီပေတိ၊ ၏” ဟု ပေးပါ။

မှတ်ချက်။ ။ “ယာယ ပစ္စယသာမဂ္ဂိယာ သတိ” ဟူသော အနက်သည် သမဝါယ
 အနက်ဟော သမယ-သဒ္ဓါ၏အနက်တည်း။ ထို့ကြောင့် “ဣမဿ အတ္တဿ ပကာသန-
 ဝသေန၊ သမယ-သဒ္ဓါက ဤအနက်ကို ပြနိုင်ခြင်း၏ အစွမ်းဖြင့်” ဟု ဆိုသည်။ ထို
 အနက်ကို ယသ္မိံ သမယေ ဟူသော ပါဠိတော် ကြည့်၍ ပြ၏။ ထို့ကြောင့် “ကုသလံ
 စိတ္တံ ဥပ္ပန္နံ ဟောတိ” ဟု စပ်ပုဒ်များကို ညွှန်ပြထားသည်။

၁။ တေန။ ပ။ ပတိသေမိတော။ ။ ဤဝါကျသည် ရှေ့ဝါကျ၏ ဗလ-ဝါကျတည်း။
 ရှေးနိဿယ၌ လဒ္ဓဂုဏ် ဝါကျ ဟု ဆို၏။ သမဝါယအနက်ဟော သမယ-သဒ္ဓါက
 ကုသိုလ်ဟူသမျှ၏ အနေကဟေတုကြောင့် ဖြစ်ရပုံကို ပြသဖြင့် အဘယ်အကျိုး ရပါ

၁၀။ သည်သာမက သေး။ သမဝါယော နာမ၊ သမဝါယ မည်သည်။ ဝါ၊ အညီအမျှ တကွဖြစ်ဖက် အကြောင်းအပေါင်း မည်သည်။ (သမဝါယ၏ ဝိဂ္ဂိုဟ်နက်။) သာဓာရဏဖလနိပ္ပာဒနေ၊ ဆက်ဆံသောအကျိုးကို ပြီးစေခြင်း၌။ အညမညာပေက္ခာ၊ အချင်းချင်း ငဲ့ခြင်းရှိသည်။ ဟောတိ။ တသ္မာ၊ ကြောင့်။ (ထိုသို့ သမဝါယ အကြောင်းအပေါင်း၏ သာဓာရဏအကျိုးကို ပြီးစေခြင်း ၌ အချင်းချင်းငဲ့ခြင်းရှိသည်၏ အဖြစ်ကြောင့်။) ဧကော၊ တယောက်သော။ ကတ္တာ နာမ၊ ပြုလုပ် ဖန်ဆင်းတတ်သူ မည်သည်။ နတ္ထိ။ ဣတိ ဣမမ္ပိ အတ္ထံ၊ ဤ အနက် အထူးကိုလည်း။ ဒိပေတိ၊ ပြနိုင်၏။ (ကသ္မာ၊ ကြောင့်။ ဝိညာယတိ၊ နည်း။) ဟိ ယသ္မာ၊ ကြောင့်။ သဘာဝေန၊ ပင်ကိုသဘောအားဖြင့်။ ကာရဏေ၊ ကိုယ်ပိုင်အကြောင်းသည်။ သတိ၊ ရှိလတ်သော်။ ဝါ၊ ရှိပါလျက်။ ကာရဏန္တရာပေက္ခာ၊ အကြောင်းတပါကို ရှုငဲ့ခြင်းသည်။ အယုတ္တာ၊ မသင့်။ ဣတိ၊ ထို့ကြောင့်။ (ဧကော ကတ္တာ နာမ နတ္ထိ။ ဣတိ ဣမမ္ပိ အတ္ထံ။

သနည်း ဟု မေးဖွယ်ရှိသောကြောင့် “တေန” စသည်မိန့်။ ထိုသို့ အနေကဟောတုရှိမှ ကုသိုလ်စိတ် ဖြစ်နိုင်ပုံကို ပြသဖြင့် ဧက ကာရဏဝါဒကို ကာရဏပစာရအားဖြင့် တား မြစ်ပြီးဖြစ်သည်-ဟူလို။ [ဧကကာရဏဝါဒကို ဋီကာအဓိပ္ပာယ်၌ ရှုပါ။]

၁။ သမဝါယော စ။ပ။ ဒိပေတိ။ ။စသဒ္ဓါသည် ရှေ့နည်းမှ တနည်းကို ထပ်၍ ပြသော ဝါကျာရမ္မဇောတက။ (တနည်း) ရှေ့နည်းကို ဆည်းသော သမုစ္စည်း တည်း။ ဣမမ္ပိ အတ္ထံ၌ ဝိကား ရှေ့ ဒိပနတ္ထကို ပေါင်းသော သမ္ပိဏ္ဏနတည်း။ “သမဝါ-ယော။ပ။ ပေက္ခော ဟောတိ” သည် နောက်ဝါကျကို ထောက်လျှင် ဟောတုဝါကျ၊ “တသ္မာ။ပ။ ဒိပေတိ” ကား ဖလဝါကျတည်း။ စက္ခုပသာဒ ရူပါရုံ အာလောက မန-သိကာရ” ကဲ့သို့သော အကြောင်း အပေါင်းသည် စက္ခုဝိညာဉ်စသော အကျိုးကို ဖြစ်စေရာ၌ အကြောင်းအချင်းချင်း ငဲ့သကဲ့သို့ ဖြစ်နေ၏။ ဥပမာ ၄-ယောက်လမ်းမှကြွ မြောက်မည့် လမ်းစင်၌ ထို ၄-ယောက်သည် တယောက်ကို တယောက် (မငဲ့လျှင် မဖြစ်) ဧကန် ငဲ့ကြရသကဲ့သို့တည်း။ [အညမညာပေက္ခာ၏ အဓိပ္ပာယ်ကို ဋီကာ၌ ရှုပါဦး။]

၂။ သဘာဝေန ဟိ။ပ။ အယုတ္တာတိ။ ။ဤဝါကျကို ရှေးနိဿယ၌ ဝိတ္တာရဝါကျ ဟု ယူ၍ “ဟိ-ချဲ့” ဟု ပေး၏။ မိမိကား နောက်၌ ဣတိပါသောကြောင့် “ဉာပက-ဟောတု ဝါကျ” ဟု ယူဆပါသည်။ စက္ခုဝိညာဉ် စသည်ဖြစ်ဖို့ရာ ပင်ကို သဘာဝအတိုင်း ပင် (မည်သူမျှ မစီမံ မဖန်ဆင်းရပဲ) စက္ခုပသာဒ ရူပါရုံ အာလောက မနသိကာရ ဟူ သော ကိုယ်ပိုင် အကြောင်းရှိနေပါလျက် စီမံဖန်ဆင်းတတ်သူ ဟူသော အကြောင်း တမျိုးကို ရှုငဲ့နေခြင်းသည် (အမိရင်းရှိပါလျက် သူ့အတွက် ဘဟ်ဒတာကမ္မ မရှိခဲ့သော ဒွေးဒေါကို မျှော်ခြင်းကဲ့သို့) မသင့်သော ရှုငဲ့ခြင်းဖြစ်၏။ ထို့ကြောင့် “ဧကော ကတ္တာ နတ္ထိ” ဟူသော အနက်ဝိသေကိုလည်း သမယ-သဒ္ဓါက ပြကြောင်းကို သိရပါသည်-ဟူ လို။

ဒီပေတိ၊ ပြုနိုင်၏။ ဣတိ ဝိညာယတိ။) ၁ ဝေံ၊ သို့။ ဧကဿ၊ တယောက်
 သော။ ကဿစိ၊ တစုံတယောက်သော။ ကာရကဿ၊ ပြုလုပ် ဖန်ဆင်းတတ်သူ
 ၏။ (“ကာရကဿ၊ အကြောင်း၏” ဟု လည်း ရှိ၏။) အဘာဝ ဒီပနေန၊
 မရှိပုံကို ပြခြင်းကြောင့်။ သယံ ကတံ သုခ ဒုက္ခန္တိ အာဒိ၊ အစရှိသော မိစ္ဆာ
 အယူသည်။ ဝါ၊ ကို။ ပတိသေဓိတံ၊ တားမြစ်အပ်ပြီးသည်။ ဟောတိ။ [သုခ
 ဒုက္ခံ၊ ချမ်းသာ ဆင်းရဲကို။ သယံ ကတံ၊ မိမိကိုယ်တိုင် ပြုအပ်၏။ ဝါ၊ အတ္တ
 ကိုယ်တိုင် ပြုအပ်၏။]

[ဧတေသု ဟိ-အစရှိသော စကားရပ်၌ စောဒနာဖွယ်ကို ပြလိုသောကြောင့်
 “တတ္ထ” စသည်မိန့်။]

တတ္ထ၊ ထိုဧတေသု ဟိ-အစရှိသော စကားရပ်၌။ (ကဿစိ၊ တစုံတယောက်
 သော။ စောဒကဿ၊ စောဒက ပုဂ္ဂိုလ်၏။ ဤဒိသိ၊ ဤကဲ့သို့ ရှုအပ်သော။
 စောဒနာ၊ စောဒနာခြင်းသည်။ သိယာ၊ ဖြစ်ရာ၏။ (ကိဒိသိ၊ အဘယ်ကဲ့သို့ ရှု
 အပ်သော။ စောဒနာ၊ သည်။ သိယာ၊ သနည်း။) အနေကဟေတုတော ဝုတ္တံ -
 ဒီပေတိတိ၊ ဟူသော။ ယံ၊ အကြင် စကားကို။ (ဘဝတာ၊ အရှင် အဋ္ဌကထာ
 ဆရာသည်။) ဝုတ္တံ၊ ပြီ။ တံ၊ ထို စကားသည်။ န ယုတ္တံ၊ မသင့်။ ကိံ ကာရကာ၊
 အဘယ်အကြောင်းကြောင့်။ န ယုတ္တံ၊ မသင့်သနည်း။ ၂ အသာမဂ္ဂိယံ၊ မညီညွတ်
 ရာ အခါ၌။ အဟေတုနံ၊ အကြောင်းမဟုတ်ကုန်သော တရားတို့၏။ သာမဂ္ဂိယမ္ပိ၊
 ညီညွတ်ရာ အခါ၌လည်း။ အဟေတုဘာဝါပတ္တိတော၊ အကြောင်းမဟုတ်ကုန်
 သည်၏ အဖြစ်သို့ ရောက်ခြင်းကြောင့်။ (တံ၊ ထို စကားသည်။ န ယုတ္တံ၊ မသင့်။)

၁။ ဝေံ။ပ။ပတိသေဓိတံ ဟောတိ။ ။ဤဝါကျသည် “ဧကော ကတ္တာ။ပ။ဒီပေတိ”
 ဝါကျ၏ အဆက်တည်း။ ထို့ကြောင့် ဝေံဖြင့် “ဧကော ကတ္တာ။ပ။ဒီပေတိ” ကို ပြန်၍
 ညွှန်ပြကြောင်း သိစေဖို့ရာ ဝေံကိုပင် “ဧကဿ ကဿစိ ကာရကဿ အဘာဝဒီပနေန”
 ဟု ထပ်ဖွင့်သည်။ [ကတ္တာနှင့် ကာရကသည် စီမံ ဖန်ဆင်းသူကို ဟောသော သဒ္ဓာ
 ချည်းသားတည်း။ ထို့ကြောင့် “ကာရကဿ” ဟု ရှိသောပါဌ်သည် မကောင်းပါ။
 “ကာရကဿ”ဟုသာ ရှိစေသင့်ပါသည်။ ထိုကာရက၊ဝေဒက၊ ကတ္တာဟူသည်လည်း
 “အတ္တ”နှင့် အနက်တူတည်း။ ထိုသို့ ကာရက မရှိဟု ပြသဖြင့် “သုခ ဒုက္ခကို အတ္တ
 (မိမိ)သည် ပြုအပ်၏”ဟူသော မိစ္ဆာအယူကိုလည်း တားမြစ်ပြီး ဖြစ်ခြင်းဟူသော
 အကျိုးရသည်-ဟူလို။

၂။ အသာမဂ္ဂိယံ။ပ။ပတ္တိတော။ ။စက္ခုပသာဒ ရူပါရုံ အာလောက မနသိကာရ
 ဟူသော ၄-ပါးတို့သည် မပေါင်းမိပဲ တခုစီဖြစ်နေခိုက်၌ စက္ခုဝိညာဉ်၏ အကြောင်း
 မဖြစ်နိုင်လျှင် ထို ၄-ပါး ပေါင်းမိသော်လည်း အကြောင်း မဖြစ်နိုင်ခြင်းဟူသော ထို
 သဘောကို မလွန်ဆန်နိုင်သောကြောင့် “တံ န ယုတ္တံ” ဟု လှည့်စပ်။

[စောဒက ပုဂ္ဂိုလ်သည် “ကိံ ကာရဏာ” ဟု မိမိဘာသာ ပုစ္ဆာ ထုတ်၍ “အသာမဂ္ဂိယံ။ပ။ ပတ္တိတော” ဟု အဖြေပြသည်။ ထို့ကြောင့် ဤ စကားသည် စောဒက၏စကားချည်းတည်း။] ဟိ မှန်။ (တနည်း) ဟိ ယသ္မာ၊ ကြောင့်။ (အန္ဓသတေ၊ သူကန်း တရာတွင်။) ကေသ္မိံ အန္ဓေ၊ တယောက် တယောက်သော သူကန်းသည်။ ဒဠု၊ မြင်ခြင်းငှာ။ အသက္ကောန္တေ၊ မစွမ်းနိုင်လတ်သော်။ (သဟိတံ၊ တကွဖြစ်သော။) အန္ဓသတံ၊ သူကန်းတရာသည်။ န ပဿတိ၊ မမြင်နိုင်။ ဣတိ၊ ထို့ကြောင့်။ (အသာမဂ္ဂိယံ အဟေတုနံ သာမဂ္ဂိယမ္ပိ။ အဟေတုဘာဝါပတ္တိ၊ အကြောင်း မဟုတ်ကုန်သည်၏ အဖြစ်သို့ ရောက်ခြင်းသည်။ ဟောတိ။ ဣတိ ဤဒိသိ၊ ဤကဲ့သို့ ရှုအပ်သော။ စောဒနာ၊ သည်။ သိယာ ၊၏။)

(အနေကဟေတုတော ဝုတ္တိံ ဒီပေတိတိ၊ ဟူသော။ ယံ၊ အကြင်စကားကို။ မယာ၊ သည်။ ဝုတ္တိံ၊ ပြီ။ တံ၊ ထိုစကားသည်။) နော န ယုတ္တံ၊ မသင့် မဟုတ် သင့်သည်သာ။ ဟိ။ ချဲ့။ (တနည်း) ဟိ ယသ္မာ၊ ကြောင့်။ [လောကဿာတိဉ္စ ဣတိကျမှ ပြန်၍လှည့်။] 'သာဓာရဏဖလနိပ္ပာဒကတ္တေန၊ ဆက်ဆံသောအကျိုးကို ပြီးစေဟတ်ကုန်သည်၏ အဖြစ်ဖြင့်။ ဌိတဘာဝေါ၊ တည်ကုန်

၂။ န ဟိ ကေသ္မိံ။ပ။ပဿတိ။ ။ [ဒဠိ၊ ဟေတု ၂-မျိုးရ ဝါကျတည်း။ ဟိတ်အနက် ပေးရာ၌ ဂြေ၊ ဝါကျ၏ ဟိတ်ပုဒ်ကို “အဟေတုဘာဝါပတ္တိ ဟောတိ” ဟု မြင်ရိုးရှိ၏။] နောက်ရှိ “အန္ဓသတံ” ကို နိဒ္ဒါရဏတ္ထ-သတ္တမိပြင်၍ “အန္ဓသတေ-သူကန်းတရာတွင်” ဟု နိဒ္ဒါရဏ သမုဒါယ ထည့်၏။ ကေသ္မိံကိုလည်း “ကေကသ္မိံ” ဟု ဖွင့်၏။ ထိုသို့ ဖွင့်သဖြင့် ကေသ္မိံ၌ ဝိစ္စာလောပဟု ကြံသည်။ [ဤဝိစ္စာလောပကို အနဉ္စ “အာမေဋိတ ဝစနဿ လုတ္တနိဒ္ဓိတံ ဒဿေတိ” ဟု ချိ၏။ တချို့ နေရာ၌ ဝိစ္စာကိုပင် သူရူး၏စကားကဲ့သို့ ၂-ကြိမ်ထပ်သောကြောင့် အာမေဋိတ်ဟု သုံးစွဲကြသည်။] “အန္ဓသတံ” ၌လည်း “အန္ဓသတံ သဟိတံ” ဟု ထည့်၍ အဓိပ္ပာယ်ဖွင့်၏။

ဆိုလိုရင်းကား-သူကန်းတရာ ရှိနေရာဝယ် တယောက်စီ တယောက်စီ မမြင်နိုင်လျှင် ထိုတရာလုံး ပေါင်းမိသော်လည်း မမြင်နိုင်ပင်တည်း။ ထို့ကြောင့် “စက္ခုပသာဒ စသည်တို့ တပါးစီခွဲလျှင် စက္ခုဝိညာဉ်၏ အကြောင်း မဖြစ်နိုင်ပါမူ ၄-ပါးလုံးပေါင်းမိသော်လည်း အကြောင်းမဖြစ်နိုင်” ဟု စောဒကပုဂ္ဂိုလ်က ဆိုလိုသည်။ [“အန္ဓသတေ” ဟု လည်းကောင်း၊ “ဝိစ္စာလောပ” ဟု လည်းကောင်း မကြိပဲ စာရှိအဟိုင်း တိုက်ရိုက် အဓိပ္ပာယ်ယူလျှင် ရနိုင်သော အပြစ်များကို ဋီကာ၌ ပြထားသည်။]

၁။ သာဓာရဏ။ပ။သာမဂ္ဂိ။ ။ “စက္ခုပသာဒ ရူပါရုံ အာလောက မနသိကာရ ဟူသော အကြောင်းတို့၏ စက္ခုဝိညာဉ် တည်းဟူသော အကျိုးကို ဖြစ်စေတတ်သည်၏ အဖြစ်ဖြင့် တည်ခြင်း” ဟူသည် စက္ခုဝိညာဉ်အား စက္ခုပသာဒ-က နိဿယသတ္တိဖြင့် ကျေးဇူးပြုခြင်း၊ ရူပါရုံက အာရမ္မဏသတ္တိဖြင့် ကျေးဇူးပြုခြင်း၊ အရောင်အလင်းက ပုက

သည်၏ အဖြစ်သည်။ (တည်ခြင်းသည်။) သာမဂ္ဂိ၊ သာမဂ္ဂိ မည်၏။ အနေ-
 ကေသံ၊ တပါးမက များစွာသော တွေ့ကရဒုအကြောင်းတို့၏။ သမောဓာန-
 မတ္တံ၊ ပေါင်းမိခြင်းမျှသည်။ (သာမဂ္ဂိ၊ မည်သည်။) န၊ မဟုတ်။ [စောဒက၏
 အန္ဓဥပမာကို ချေပလို၍ “န စ အန္ဓာနံ” စသည်မိန့်။] စ၊ ဆက်။ အန္ဓာနံ၊
 သူကန်းတို့၍။ ဒဿနံ နာမ၊ မြင်ခြင်းမည်သည်။ သာဓာရဏဖလံ၊ ဆက်ဆံသော
 အကျိုးသည်။ န၊ မဟုတ်။ ကသ္မာ၊ နည်း။ အန္ဓသတေ၊ သူကန်းတရာ
 သည်။ သတိပိ၊ ရှိပါသော်လည်း။ တဿ၊ ထိုမြင်ခြင်း၏။ အဘာဝတော၊
 မရှိခြင်းကြောင့်တည်း။ ပန၊ အန္ဓယ-ကား။ စက္ခာဒီနံ၊ စက္ခု အစရှိသော
 အကြောင်းတို့၏။ တံ၊ ထို မြင်ခြင်းသည်။ ဝါ၊ ထို မြင်တတ်သော စက္ခု
 ဝိညာဉ်သည်။ သာဓာရဏဖလံ၊ ဆက်ဆံသော အကျိုးတည်း။ (ကသ္မာ၊ နည်း။)
 တေသံ၊ ထို စက္ခု အစရှိသော အကြောင်းတို့၏။ ဘာဝေ၊ ရှိခြင်းသည်။
 (သတိ၊ ရှိလတ်သော်။ တဿ၊ ထို မြင်ခြင်း၏။ ဝါ၊ ထို မြင်တတ်သော စက္ခု
 ဝိညာဉ်၏။) ဘာဝတော၊ ရှိခြင်းကြောင့်တည်း။ [ဤစကားဖြင့် “အသာမဂ္ဂိယံ
 အဟေတုနံ။ ပ။ အန္ဓသတံ ပဿတံ” ကို ဗျတိရေက အန္ဓယ အကြောင်းပြ၍
 ချေပသည်။]

စ၊ ဆက်။ အသာမဂ္ဂိယံ၊ ဌ။ အဟေတုနမ္ပိ၊ အကြောင်း မဟုတ်ကုန်
 သော တရားတို့၏လည်း။ သာမဂ္ဂိယံ၊ ဌ။ ဟေတုဘာဝေ၊ အကြောင်းတို့
 ၏ အဖြစ်သည်။ သိဒ္ဓော၊ မျက်မြင်အားဖြင့် ပြီးစီး၏။ သွာယံ (သော+အယံ
 ဟေတုဘာဝေ)၊ ထို အကြောင်းတို့၏ အဖြစ်ကို။ အသာမဂ္ဂိယံ၊ ဌ။ ဖလာ-
 ဘာဝေန၊ အကျိုး၏မရှိခြင်းကြောင့်လည်းကောင်း။ သာမဂ္ဂိယံ၊ ဌ။ အဿ၊ ထို
 အကျိုး၏။ ဘာဝေန စ၊ ရှိခြင်းကြောင့်လည်းကောင်း။ ဝေဒိတဗျော၊ ၏။

တူပ နိဿယသတ္တိဖြင့် ကျေးဇူးပြုခြင်း၊ မနသိကာရကလည်း ထို့အတူ ပကတူပနိဿယ
 သတ္တိဖြင့် ကျေးဇူးပြုခြင်းတည်း။ ထိုသို့ ကျေးပြုနိုင်လောက်အောင် တည်ခြင်းကို သာမဂ္ဂိ
 ဟု ဆိုသည်။ [သာဓာ၊ ပ၊ ဌိတဘာဝေ၊ တိ-စသောဒီကာ၌ ယထာကို “ယေန နိဿ-
 ယာရမ္မဏာဒိပ္ပကာရေန” ဟု မရဖွင့်သည်။]

၁။ အသာမဂ္ဂိယံ။ ပ။ သိဒ္ဓော။ ။ ထမ်းစင်ထမ်းမှု စသည်၌ လူ ၄-ယောက် မညီ
 ညွတ်ခင်ကထမ်းခြင်းကိစ္စ မပြီး။ ညီညွတ်မှ ပြီးခြင်းသည် မျက်မြင်ဖြစ်သကဲ့သို့ စက္ခုပသာဒ
 ရူပါရုံ စသော အကြောင်းတို့၏ သာမဂ္ဂိမဖြစ်တုန်းက စက္ခုဝိညာဉ်၏အကြောင်းမဟုတ်
 သော်လည်း သာမဂ္ဂိဖြစ်သောအခါ စက္ခုဝိညာဉ်၏ အကြောင်းဖြစ်နေပုံမှာ မျက်မှောက်
 တွေ့ရသော ပစ္စက္ခသိဒ္ဓိတည်း။ ထိုသို့ မျက်မှောက်တွေ့ရသော အနက်၌ ထိုအနက်
 သေချာအောင် ယုတ္တိယုတ္တာ ဥပမာပြနေဖွယ် မလိုပါ-ဟူလို။ [န ဟိ ပစ္စက္ခသိဒ္ဓေ
 ယုတ္တိမဂ္ဂနံ ယုတ္တံ။ -ဒီကာ။]

ဟိ၊ မှန်။ စက္ခာဒိနံ၊ စယျ၊ အစရှိသော အကြောင်းတို့၏။ ဝေကလ္လေ၊
 ချို့တဲ့ကုန်သည်၏ အဖြစ်သည်။ (သတိ၊ သော်။) စက္ခဝိညာဏာဒိနံ၊ စက္ခ
 ဝိညာဉ် အစရှိသော အကျိုးတို့၏။ အဘာဝေ၊ မရှိခြင်းသည်လည်းကောင်း။
 (စက္ခာဒိနံ၊ တို့၏။) အဝေကလ္လေ၊ မချို့တဲ့ကုန်သည်၏ အဖြစ်သည်။ (သတိ၊
 သော်။ စက္ခဝိညာဏာဒိနံ၊ တို့၏။) ဘာဝေ၊ စ၊ ရှိခြင်းသည်လည်းကောင်း။
 လောကဿ၊ လူအပေါင်း၏။ ပစ္စက္ခသိဒ္ဓော၊ မျက်မှောက်အားဖြင့် ထင်ရှား၏။
 ဣတိ၊ ထို့ကြောင့်။ (ဟံ၊ ထိုစကားသည်။ နော န ယုတ္တံ၊ မသင့်မဟုတ် သင့်
 သည်သာ။) [နိဂုံးကို ပြလို၍ “အယံ တာဝ” စသည်မိန့်။] တာဝ၊ ခဏ-သမယ
 စသည်တို့မှ ရှေးဦးစွာ။ (နိဒ္ဒိဋ္ဌေန၊ ညွှန်ပြအပ်သော။) သမဝါယသင်္ခါတေန၊
 သမဝါယဟုဆိုအပ်သော။ သမယေန၊ သမယဖြင့်။ (တနည်း) သမဝါယသင်္ခါ-
 တေန၊ သမဝါယ အနက်ရှိ၏ဟု ဆိုအပ်သော။ သမယေန၊ သမယ-သဒ္ဓါဖြင့်။
 အယံ အတ္ထော၊ ဤအနက်ကို။ ဒီပိတော၊ ပြအပ်ပြီ။

ပန၊ ကား။ (တနည်း) ပန၊ သမဝါယ-သမယဖြင့် အတ္ထဝိသေသ ပြပုံမှ
 တပါး ခဏသမယဖြင့် အတ္ထဝိသေသ ပြပုံကို ဆိုဦးအံ့။ အဋ္ဌဟိ၊ ရှစ်ပါးကုန်
 သော။ အက္ခဏဟိ၊ အက္ခဏတို့သည်။ ပရိဝဇ္ဇိတော၊ ကြဉ်အပ်သော။
 နဝမော၊ ၉-ခုမြောက်ဖြစ်သော။ ယော ဇေ (ဇေသော) ခဏော၊ အကြင်

၁။ ယော ပနေသ။ ။ “တေန တေန တဿ တဿ အတ္ထဝိသေသဿ ဒီပနတော”
 ဟူသော အကျဉ်း သင်္ခေပဝယ် သမဝါယ အနက်ရှိသော သမယဖြင့် ပြအပ်သော
 “အနေကဟေတုတော ဝုတ္တိံ ဒီပေတိ” ဟူသော အတ္ထဝိသေသကို အကျယ်ပြုပြီး၍ ခဏ
 အနက်ရှိသော သမယဖြင့် ပြအပ်သော အတ္ထဝိသေသကို အကျယ် ပြလိုသောကြောင့်
 “ယော ပနေသ” စသည်မိန့်။ ဒီပနတ္ထကို ပြရာ၌ ဒီပနတ္ထ၏ နောက်ဝယ် “ပတိသေမိတံ
 ဟောတိ” ဟု အကျိုးကိုလည်း ရှေ့၌ပြခဲ့၏။ ထို့ကြောင့် “ဧဝမေတေသု။ပ။ဒီပေတိ။
 ဒီပေန္တေန။ပ။ပတိသေမိတော” ဟူသော ၂-ဝါကျနှင့် “အယံ။ပ။ဒီပိတော” ဟူသော
 နိဂုံးဝါကျသည်သာ လိုရင်းတည်း။ “ယော ဇေ” မှစ၍ “ကုသလံ ဒုလ္လဘမေဝ”
 တို့ကား ဒီပနဝါကျ၏ အခြေခံတို့သာ ဖြစ်သည်။ ထို့ကြောင့် “ဧဝမေတေသု” ဟု ဧဝံဖြင့်
 ဆိုခဲ့ပြီးသော အခြေခံအားလုံးကို ပြန်၍ ညွှန်ပြသည်။

ယောပနေသ ။ပ။ သောနတ္ထိ။ ။ “ယော ပနေသ ။ပ။ ဝုတ္တော” သည် အခြေခံ
 ဝါကျတို့တွင် အနိယမဝါကျတည်း။ ခဏသည် နဝမခဏ၊ စတုစက္ကသမ္ပတ္တိခဏ ဟု ၂-မျိုး
 ရှိသောကြောင့် ထို ၂-မျိုးလုံးကို ပြထားသည်။ “သော။ပ။နတ္ထိ” ကား နိယမဝါကျ
 တည်း။ “သဒ္ဓမ္ပဋ္ဌိတိ” ဟု ရှေးစာအုပ်များ၌ ရှိ၏။ နဝမခဏကိုပြရာ အဋ္ဌကအင်္ဂုတ္တိ၌
 “ဘုရားပွင့်တော်မူခြင်း၊ တရားဟောတော်မူခြင်း၊ မိမိက မဇ္ဈိမဒေသ၌ ဖြစ်ရခြင်း၊ ဉာဏ်
 ပညာရှိခြင်း” ဟုပြ၏။ ထို့ကြောင့်-ဉာဏ်ပညာရှိခြင်းကိုထောက်၍ “သမ္မာဒိဋ္ဌိအာဒိကံ”
 ဟု သီဟိုဠ်မှရှိသည့်အတိုင်း ကောင်းသည်။

တထာဂတုပ္ပာဒ-အစရှိသော ခဏကိုလည်းကောင်း။ ပတိရူပ ဒေသဝါသ-
ဒိကော၊ ပတိရူပဒေသဝါသ-အစရှိသော။ စတုစက္ကသင်္ခါတော၊ ၄-ပါးသော
သမ္ပတ္တိစက်ဟု ဆိုအပ်သော။ ယော သေ (ဇေသော) ခဏောစ၊ အကြင်
ခဏကိုလည်းကောင်း။ ဩကာသဋ္ဌေန၊ အခွင့်ဟူသော အနက်ကြောင့်။ ခဏော၊
ခဏဟူ၍။ ဝုတ္တော၊ ဆိုအပ်ပြီ။ သော၊ ထို နဝမခဏ စတုစက္ကသမ္ပတ္တိ ခဏသည်။
မနုဿတ္တဗဒ္ဓုပ္ပာဒ သမ္မာဒိဋ္ဌိအာဒိကံ၊ လူ့ အဖြစ် ဘုရားပွင့်တော်မူရာအခါ သမ္မာ
အယူ အစရှိသော။ ခဏသာမဂ္ဂိ၊ ခဏအစိတ်တို့၏ ပေါင်းဆုံညီညွတ်ခြင်းကို။
ဝိနာ၊ ကြည့်၍။ နတ္ထိ၊ မရှိနိုင်။ စ၊ ဆက်။ မနုဿတ္တာဒိနံ၊ လူ့ အဖြစ် အစရှိ
သည်တို့၏။ ကာဏကစ္ဆပေါပမာဒိဟိ၊ လိပ်ကန်းဥပမာ အစရှိသည်တို့ဖြင့်။
ဒုလ္လဘဘာဝေါ၊ ခဲယဉ်းသဖြင့် ရအပ်ကုန်သည်၏ အဖြစ်ကို။ ဝုတ္တော၊ ဟော
တော်မူအပ်ပြီ။ ခဏဿ၊ ၏။ ဣတိ တသ္မာ ဒုလ္လဘတ္တာ၊ ထိုသို့ ခဲယဉ်းသဖြင့်
ရအပ်သည်၏ အဖြစ်ကြောင့်။ သုဠုတရံ၊ သာ၍ လွန်ကဲစွာ။ (ဒုလ္လဘမေဝ-ဋ္ဌ

၁။ ခဏသာမဂ္ဂိ ဝိနာ နတ္ထိ။ ။ဘုရားပွင့်တော်မူခြင်းသည် ခဏတစ်စိတ်၊ တရား
ဟောတော်မူခြင်းသည် ခဏတစ်စိတ်၊ လူ့အဖြစ်ရခြင်းသည် ခဏတစ်စိတ်၊ မဇ္ဈိမဒေသ၌
ဖြစ်ရခြင်းသည် ခဏတစ်စိတ်၊ သမ္မာဒိဋ္ဌိဖြစ်ရခြင်းသည် ခဏတစ်စိတ်၊ ပညာရှိ တိဟိတ်
ပုဂ္ဂိုလ်ဖြစ်ရခြင်းသည် ခဏတစ်စိတ် ဤ ခဏအစိတ်တို့၏ ပေါင်းမိခြင်းကို “ခဏသာမဂ္ဂိ”
ဟု ခေါ်သည်။ ထို ခဏသာမဂ္ဂိသည်ပင် နဝမခဏတည်း။ [ဗုဒ္ဓုပ္ပာဒ တမျိုးတည်းကို
“နဝမခဏ” ဟု မယူရ။] ပတိရူပဒေသဝါသသည်ခဏတစ်စိတ်၊ သပ္ပုရိသုပနိဿယသည်
ခဏတစ်စိတ်၊ အတ္တံသမ္မာပဏိမိသည် ခဏတစ်စိတ်၊ ပုဗ္ဗေ စ ကတပုညတာသည် ခဏ
တစ်စိတ် ဤ ခဏအစိတ် ၄-ခုတို့၏ ပေါင်းမိခြင်းကို “သာမဂ္ဂိ” ဟု ခေါ်၏။ ထို သာမဂ္ဂိ
သည်ပင် စတုစက္ကသမ္ပတ္တိ ခဏတည်း။

၂။ မနုဿတ္တာဒိနဉ္စ။ ။မနုဿတ္တ ဗုဒ္ဓုပ္ပာဒနှင့်စပ်၍ ဆက်ပြသော ဥပနာသဝါကျ
တည်း။ ကာဏကစ္ဆပပမာကို ဥပရိပံ-သုညတဝဂ်၊ ဗာပပဏ္ဍိတသုတ်၌လည်းကောင်း၊
သစ္စသံယုတ်-ပပါတဝဂ်၊ ပဌမဆိဂ္ဂဋ္ဌယုဂ-သုတ်၌လည်းကောင်း ကြည့်ပါ။ အာဒိဖြင့်
သစ္စသံယုတ်-ပပါတဝဂ်-ဝါလသုတ်၊ အဘိသမယဝဂ်-နခသိခသုတ်တို့၌လာသောဝါလ-
ဝိဇ္ဇူပမာ၊ နခသိခဥပမာတို့ကို ယူပါ။

၃။ ဣတိ။ ပ။ ဒုလ္လဘမေဝ။ ။အခြားနေရာ၌ တသ္မာကိုပင် “ဣတိ ခဏဿ ဒုလ္လဘ-
တ္တာ” ဟု ဆိုသည်။ ထို့ကြောင့် ဤဝါကျကို ဖလဝါကျ၊ ရှေ့ဝါကျကို ကာရဏဝါကျဟု
ခွဲပါ။ လောကုတ္တရာအား ကျေးဇူးမများသော ကုသိုလ်တို့မှာ အဋ္ဌကဏ္ဍလည်းဖြစ်နိုင်၊
စတုစက္ကသမ္ပတ္တိ မဟုတ်သော ခဏ၌လည်း ဖြစ်နိုင်သောကြောင့် “လောကုတ္တရာဓမ္မာနံ
ဥပကာရဘူတံ” ဟု ဝိသေသနပြုသည်။ လောကုတ္တရာဓမ္မအား ဥပကာရ ဖြစ်သော
ကုသိုလ်ဟူသည် နိဗ္ဗာန်ကိုရည်မှန်း၍ ပြုအပ်သော ဝိဝဇ္ဇနိဿိတ ကုသိုလ်များနှင့် ဝိဝဇ္ဇ
နိဿိတ အစစ်ဖြစ်သော ဝိပဿနာကုသိုလ်များတည်း။

စပ်။) ခဏာယံတ္တမေဝ၊ ခဏန္တံစပ်သည်သာလျှင် ဖြစ်သော။ (ကုသလံ-၌ စပ်။) လောကုတ္တရဓမ္မာနံ၊ တို့အား။ ဥပကာရဘူတံ၊ လျော်သော ကျေးဇူးကို ပြုတတ်သည် ဖြစ်၍ဖြစ်သော။ ကုသလံ၊ ကို။ ဒုလ္လဘမေဝ၊ ခဲယဉ်းသဖြင့် ရအပ်သည်သာ။

ဝေံ။ သို့။ ဆိုအပ်ပြီးသော နည်းဖြင့်။ ဧတေသု၊ ဤ သမယတို့တွင်။ ခဏ သင်္ခါတော၊ ခဏ ဟု ဆိုအပ်သော။ သမယော၊ သမယသည်။ ဝါ၊ အခွင့်ကောင်း

၁။ ဝေံ။ ပ။ ဒီပေတိ။ ။ သမယောကို “ခဏသင်္ခါတော” ဟု ဝိသေသနပြုသော ကြောင့် သမယော၏အရ ခဏအနက်ကိုယူရသည်။ “ခဏဟူသော သမယ-က ကုသိုလ် ဖြစ်ခြင်း၏ ဒုလ္လဘဖြစ်ပုံကို ပြ၏” ဟူရာ၌ ထိုသို့ ပြနိုင်ခြင်း၏အကြောင်းမပါသောကြောင့် ဋီကာ၌ “အတ္တနော ဒုလ္လဘတာယ-မိမိဟူသော ခဏ-က ဒုလ္လဘဖြစ်သောကြောင့်” ဟု ဟိတ်ထည့်သည်။ ဆိုလိုရင်းကား- “ဗုဒ္ဓုပွားဒေါ ဒုလ္လဘော လောကသို့” စသည်နှင့် အညီ မိမိဟူသော နဝမခဏ စတုစက္ကသမ္ပတ္တိခဏ ဟူသော သမယ-က ဒုလ္လဘဖြစ်နေ သောကြောင့် ထိုခဏနှင့် စပ်၍ဖြစ်ရသော ဝိဝဇ္ဇနိဿိတ ကုသိုလ်ဖြစ်ဖို့ရာ သာ၍ ဒုလ္လဘ ဖြစ်ပုံကိုလည်း ပြနိုင်ပါသည်-ဟုလို။

အနက်ကျယ်။ ။ ဤနည်း၌ ဋီကာထည့်ပါ၌ပါသွင်း၍ အနက်ပေးလိုလျှင်- “ခဏ သင်္ခါတော၊ သော။ သမယော၊ အခွင့်ကောင်းသည်။ (အတ္တနော၊ မိမိဟူသော နဝမ-ခဏ စတုစက္က သမ္ပတ္တိ ခဏ၏။ ဒုလ္လဘတာယ၊ ခဲယဉ်းသဖြင့် ရအပ်သည်၏ အဖြစ် ကြောင့်။ တဒါယတ္တာယ၊ ထို အခွင့်ကောင်းနှင့် စပ်သော။) ကုသလုပ္ပတ္တိယာ၊ ၎င်း။ ဒုလ္လဘဘာဝံ၊ ကို။ ဒီပေတိ၊ ၎င်း” ဟု ပေးပါ။

တနည်းဖွင့်ပုံ။ ။ ဋီကာ၌ “ခဏတ္ထော ဝါ သမယသဒ္ဓေါ” စသည်ဖြင့် တနည်း ဖွင့်သေး၏။ ထိုအလို “ခဏတ္ထသင်္ခါတော” ဟု ဆိုလိုလျက် အတ္ထသဒ္ဓါ ကျေသည်ဟု မစု ဖွင့်သည်။ “ခဏသင်္ခါတော၊ ခဏအနက် ရှိ၏ ဟု ဆိုအပ်သော။ သမယော၊ သမယ-သဒ္ဓါသည်” ဟု ပေးပါ။ ဤ ခဏအနက်ရှိသော သမယ-သဒ္ဓါက ပြပုံမှာ- “ယသ္မိံ သမယေ၊ အကြင် အခွင့်ကောင်းသည်” ဟု ဆိုသဖြင့် “ထို အခွင့် ခဏသည် ရခဲ သော အခွင့်ခဏ ဖြစ်၏” ဟူသော အနက်ကို ဝိဘာဝနတ္ထ (အကျိုးကိုပြသဖြင့် အကြောင်းကိုလည်း ထင်ရှားစေအပ်သော အနက်) ၎င်း အဖြစ်ဖြင့် ပြနိုင်၏။ ထိုသို့ ပြသဖြင့် ထို ခဏနှင့်စပ်သော ဝိဝဇ္ဇနိဿိတကုသိုလ်၏ သုဋ္ဌုတရ-ဒုလ္လဘဖြစ်ပုံကိုလည်း သမယ-သဒ္ဓါက ဒီပနတ္ထ (ဖလူပစာရ) အားဖြင့် ပြသည်။

အနက်ကျယ်။ ။ ဤအလို တနည်း အနက်ပေးပုံကား- “ခဏသင်္ခါတော၊ ခဏ အနက်ရှိ၏ ဟု ဆိုအပ်သော။ သမယော၊ သမယ-သဒ္ဓါသည်။ ယသ္မိံ ခဏေ၊ အကြင် အခွင့်ကောင်းသည်။ သတိ၊ သော်။ (ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ-၌ စပ်။) ဣတိ ဣမဿ အတ္ထဿ၊ ကို။ ဝိဘာဝနဝသေန၊ ဖြင့်။ တဒါယတ္တာယ၊ ထို အခွင့်ကောင်းနှင့် စပ်သော။ ကုသလုပ္ပတ္တိယာ ဒုလ္လဘဘာဝံ ဒီပေတိ” ဟု ပေးပါ။ [ဤနောက်နည်း၌ “ယသ္မိံ သမယေ” ဟူသော သဒ္ဓါကို “ယသ္မိံ ဒုလ္လဘော ခဏေ” ဟူသော အနက်ကိုပြသော ပါဠိဟု ဆိုသည်။]

သည်။ ကုသလပုပ္ဖိယာ၊ ဝိဝဇ္ဇနိဿိတကုသိုလ် ဖြစ်ခြင်း၏။ ဒုလ္လဘဘာဝံ၊ ခဲယဉ်းသဖြင့် ရအပ်သည်၏ အဖြစ်ကို။ ဝါ၊ ရနိုင်ခဲ့သည်၏ အဖြစ်ကို။ ဒီပေတိ၊ ၎င်း။ ဝေံ၊ သို့။ ဒီပေန္တေန၊ ပြသော။ အနေန၊ ဤ သမယဖြင့်။ အဓိဂတ ခဏာနံ၊ ရအပ်ပြီးသော အခွင့်ကောင်း ရှိကုန်သည်ဖြစ်၍။ ဝါ၊ အခွင့်ကောင်း ရပါကုန်လျက်။ (မောသခဏံ ကုရုမာနာနံ-၌ စပ်။) ခဏာယတ္တဿေဝ၊ ခဏနှင့် စပ်သည်သာလျှင် ဖြစ်သော။ တဿ ကုသလဿ၊ လောကုတ္တရာ ဓမ္မတို့ အား ကျေးဇူးများသော ထိုကုသိုလ်ကို။ အနုဋ္ဌာပနေန၊ မထကြ စေခြင်းဖြင့်။ ဝါ၊ မထထောင်ခြင်းဖြင့်။ မောသခဏံ၊ အကျိုးမပြီး အချည်းနှီးသော ခဏကို။ ကုရုမာနာနံ၊ ပြုနေကြသူတို့၏။ ပမာဒဝိဟာရော၊ မေ့မေ့လျော့လျော့ ပေါ့ ပေါ့ဆဆ နေထိုင်ကြခြင်းသည်။ ဝါ၊ ကို။ ပတိသေမိတော၊ တားမြစ်တော်မူ အပ်ပြီးသည်။ ဟောတိ၊ ခဏသင်္ခါတေန၊ ခဏ-ဟု ဆိုအပ်သော။ သမယေန၊ သမယဖြင့်။ (တနည်း) ခဏသင်္ခါတေန၊ ခဏ အနက်ရှိ၏ ဟု ဆိုအပ်သော။ သမယေန၊ သမယ-သဒ္ဒါဖြင့်။ အယံ အတ္ထော၊ ဤ အနက်ကို။ ဒီပိတော၊ ပြအပ်ပြီ။

ပန၊ ကား။ (တနည်း) ပန၊ ခဏ-သမယ ဖြင့် အတ္ထဝိသေသ ပြပုံမှတစ်ပါး ကာလ-သမယဖြင့် အတ္ထဝိသေသ ပြပုံကို ဆိုဦးအံ့။ တေဿ ကုသလစိတ္တဿ၊ ဤ ကုသိုလ်စိတ်၏။ (ပါဠိတော်၌ “ကုသလံ စိတ္တံ ဥပ္ပန္နံ” ဟု ဟောတော်မူ အပ်သော ဤ ကုသိုလ်စိတ်၏။) ယော ပဝတ္တိကာလော နာမ၊ အကြင် ဖြစ်ရာ ကာလ မည်သည်။ ဟောတိ၊ ရှိ၏။ သော၊ ထို ဖြစ်ရာကာလသည်။ အတိ

၁။ ဝေံ ဒီပေန္တေန ။ပ။ ပတိသေမိတော။ ။ဤကား ပကာသနတ္ထတည်း။ ထိုသို့ ပြသော သမယဖြင့် မြတ်စွာဘုရားသည် တားမြစ်တော်မူအပ်ပြီး ဖြစ်သည်-ဟူလို။ အဘယ်ကို တားမြစ်တော်မူအပ်သနည်း ဟု မေးဖွယ်ရှိသောကြောင့် “ပမာဒဝိဟာရော” ဟု လည်းကောင်း၊ အဘယ်သူတို့၏ ပမာဒဝိဟာရပါနည်း ဟု မေးဖွယ်ရှိသော ကြောင့် “အဓိဂတခဏာနံ ။ပ။ ကုရုမာနာနံ” ဟု လည်းကောင်း မိန့်သည်။ “အခွင့် ကောင်းကို ရကြပါလျက် ထို အခွင့်ကောင်းနှင့်စပ်သော ဝိဝဇ္ဇနိဿိတ ကုသိုလ်ကို မထ ထောင်ခြင်းအားဖြင့် မောသခဏကို ပြုနေကြသူတို့၏ ပမာဒဝိဟာရကို တားမြစ်တော်မူ ည်သ” ဟူလို။

၂။ ယော ပနေတဿ။ ဤ ကာလ-သမယဖြင့် အတ္ထဝိသေသကို ပြရာ၌လည်း “ဝေ မေတေသု။ပ။ ဒီပေတိ၊ ဝေံ ဒီပေန္တေန။ပ။ ဩဝါဒေါ ဒိန္နော ဟောတိ” တို့သာ အတ္ထဝိသေသဒီပန-ဖြစ်သည်။ ရှေ့ဝါကျတို့ကား အခြေခံ စကားတို့သာတည်း။ “ဝေံ ဒီပေန္တေန ။ပ။ ဒိန္နော ဟောတိ” သည် ရှေ့သမဝါယတ္ထ ကာလတ္တတို့၌ ပြခဲ့သော “ပတိသေမိတော ဟောတိ” နှင့် သဘောတူပင်တည်း။

ပရိတ္တော၊ အလွန်တို့၏။ [ခဏငယ် ၃-ချက်သာရှိသောကြောင့် အလွန်တို့သည်။] စ၊ ဆက်။ အဿ၊ ထို ကုသိုလ်စိတ် ဖြစ်ရာကာလ၏။ သာ အတိပရိတ္တတာ၊ ထို အလွန်တို့သည်၏ အဖြစ်ကို။ (ဝေဒိဟဗ္ဗာ-ဦးလှမ်းစပ်။) ယထာ စ၊ ပ။ ခိယန္တိတံ၊ ဟူသော။ ဣန္ဒြိယသုတ္တံ၊ ဤ ဒဠမနုဂ္ဂဟ သုတ်၏။ အဋ္ဌကထာဝသေန၊ အဋ္ဌကထာ၏ အစွမ်းဖြင့်။ ဝေဒိတဗ္ဗာ၊ ဝေဒိတဗ္ဗာ၏။ ဘိက္ခဝေ၊ တို့။ တဿ ပုရိသဿ၊ ထို ယောက်ျား၏။ (ဋီကာ၌ ပုရိသ၏ သရုပ်ကို ဖော်ထားသည်။) ယထာ (ယော) ဇဝေ၊ အကြင် လျင်မြန်သော အဟုန်သည်။ (အတ္ထိ။ တဟော၊ ထို လျင်မြန် သော အဟုန်ထက်။) စန္ဒိမသုရိယာနံ၊ လနေတို့၏။ ဇဝေ၊ လျင်မြန်သော အဟုန်သည်။ သိဗတရော၊ သာ၍ လျင်မြန်၏။ 'စန္ဒိမသုရိယာနံ၊ တို့၏။ ယထာ (ယော) ဇဝေ၊ သည်။ အတ္ထိ။ တတော စ၊ ထက်လည်း။ ဒေဝတာနံ၊ လ နေတို့၏ ရွှေကပြေးသော နတ်တို့၏။ ဇဝေ၊ သည်။ သိဗတရော၊ သာ၍ လျင်မြန်၏။ ယာ ဒေဝတာ၊ တို့သည်။ စန္ဒိမသုရိယာနံ၊ တို့၏။ ပုရတော၊ ရှေ့၌။ ဝါ၊ ရွှေက။ ဓာဝန္တိ၊ ပြေးကုန်၏။ တာသံ ဒေဝတာနံ၊ ထိုနတ်တို့ ၏။ ယထာ (ယော) ဇဝေ၊ အကြင် လျင်မြန်သော အဟုန်သည်။ အတ္ထိ။ တတော စ၊ ထက်လည်း။ သိဗတရံ၊ သာ၍ လျင်မြန်စွာ။ အာယုသင်္ခါရာ၊ အာယုသင်္ခါရ တို့သည်။ ခိယန္တိ၊ ကုန်လွယ်ကုန်၏။ [နိဒါနဝဂ္ဂ၊ ဩပမ္မသံယုတ်၊ ဒဠမနုဂ္ဂဟသုတ် ပါဠိတော်။]

၁။ တဿ ပုရိသဿ။ ။ “တဿ ပုရိသဿ-ထိုယောက်ျား” ဟူရာ၌ အဘယ် ယောက်ျားပါနည်း-ဟု မေးဖွယ်ရှိ၏။ ထို့ကြောင့် ဋီကာ၌ “သေယျထာပိ ဘိက္ခဝေ ။ ပ။ အာဟရိဿတိတိ ဝေ ဝုတ္တဇဝနပုရိသဿ” ဟု သရုပ်ဖော်သည်။ ထို၏အဖွင့်ကို ဋီကာအဓိပ္ပာယ်၌ ရှုပါ။ [ဤသို့ အဟုန်ပြင်းစွာ ပြေးသွားနိုင်သော ယောက်ျားကား ရှိခဲ့ ဖူးသည် မဟုတ်ပါ။ ထို့ကြောင့် ပရိကပ္ပောပမာ အဖြစ်ဖြင့် ကြံဆ၍ (“သေယျထာပိ ဘိက္ခဝေ” စသည်ဖြင့်) ပရိကပ္ပောပမာဇောတက-သေယျထာပိကို စချီ၍ ဟောတော် မူသည်။ “လူယောက်ျားထဲက မရှိနိုင်” ဟု ဆိုသော်လည်း ဇဝနဟံသဇာတ်၌ ဟင်္သာ မင်းကား ထိုအတိုင်းပင် မိမိအဟုန်၏ လျင်မြန်ပုံကို ပြခဲ့ဖူးပါသည်။]

၂။ ယထာ စ စန္ဒိမသုရိယာနံ ဇဝေ၊ ။ ထို ပါဠိတော်၌ “ယထာ စ တိက္ခဝေ တဿ ပုရိသဿ ဇဝေ၊ ယထာ စ စန္ဒိမသုရိယာနံ ဇဝေ၊ တတော သိဗတရော” စသည်ဖြင့် လာ၏။ ထိုသုတ်၏ အဋ္ဌကထာ၌လည်း “အာယုသင်္ခါရ” အရ ရုပ်ဇီဝိတိန္ဒြေ ကို ဖွင့်၍ နာမ်တရားများမှာ အလွန်အလွန် အဖြစ်အပျက် မြန်ရကား “အရူပဓမ္မာနံ ပန ဘေဒေါ န သက္ကာ ပညပေတုံ” ဟု ဖွင့်သည်။ ထို့ကြောင့် စိတ်ဖြစ်ရာကာလ၏ အလွန်တိုတောင်းပုံကို ထိုဒဠမနုဂ္ဂဟသုတ်၏ အဋ္ဌကထာဖြင့် သိလိုက်သည်-ဟုဆိုသည်။

၃။ အာယုသင်္ခါရ။ ။ အာယုသင်္ခါရအရ ရုပ်ဇီဝိတိန္ဒြေကို ရ၏။ “အာယု” ဟူသော နာမည်သည် ဇီဝိတိန္ဒြေ၏ နာမည်တည်း။ [ဇီဝိန္ဒြေယနိဒ္ဒေသ၌ လာပါလိမ့်မည်။] ထို

ဟိံ၊ မှန်။ တတြ၊ ထို အဋ္ဌကထာ၌။ ရူပဇီဝိတိန္ဒြိယဿ၊ ၎င်း။ တာဝ
 ပရိတ္တကော၊ ထိုမျှလောက် တိုလျသော။ သော ကာလော၊ ထို ကာလကို။
 (အာစရိယေန၊ အဋ္ဌကထာဆရာသည်။) ဝုတ္တော၊ ပြီး။ ယာဝ၊ လောက်။
 ပဋုပ္ပန္နံ၊ အကြောင်းကိုစွဲ၍ ဖြစ်သော။ ရူပံ၊ ရုပ်သည် (ရုပ်ဇီဝိတိန္ဒြေနှင့်တကွ
 ရုပ်အားလုံးသည်။) တိဋ္ဌတိ၊ တည်၏။ (ဌိအဖြစ်ဖြင့် တည်နေ၏။) တာဝ၊ ထို
 ရုပ်တည်နေသမျှ ကာလ၌။ သောဋ္ဌသစိတ္တာနိ၊ တဆယ့်ခြောက်ချက်သော စိတ်
 တို့သည်။ ဥပ္ပဇ္ဇိတော၊ ဖြစ်၍။ ဘိဇ္ဇန္တိ၊ ပျက်ကုန်၏။ ဣတိ၊ ကြောင့်။ (ထိုသို့
 ရုပ်၏ ဌိခဏ အတွင်းဝယ် စိတ်ပေါင်း တဆယ့်ခြောက်ချက် ဖြစ်ပျက်နိုင်သော
 ကြောင့်။) တေသံ၊ ထိုစိတ်တို့၏။ ကာလပရိတ္တတာယ၊ ကာလ၏ တိုလျသည်၏
 အဖြစ်၌။ ဥပမာပိ၊ ဥပမာသည်လည်း။ နတ္ထိ၊ မရှိ။ 'တေနေဝ၊ ထို့ကြောင့်
 ပင်။ (ဥပမာ မပြုနိုင်လောက်အောင် တိုသောကြောင့်ပင်။) ယာဝဉ္စိဒံ။ ပ။
 စိတ္တန္တိ၊ ဟူ၍။ အာဟ၊ ဟောတော်မူပြီ။ [ဘိက္ခဝေ၊ တို့။ ယာဝ၊ လောက်။
 စိတ္တံ၊ သည်။ လဟုပရိဝတ္တံ၊ လျင်သော အပြောင်းအလဲ ရှိ၏။ တာဝ၊ ထို
 စိတ်လျင်မြန်သလောက်။ ယာဝ စ၊ အလွန်အကဲသာလျှင်။ ဥပမာပိ၊ ဥပမာ
 ကိုလည်း။ န သုကရာ၊ အလွယ်တကူ မပြုအပ်။ ဝါ၊ မလွယ်ကူ။]

အာယုဟု ခေါ်အပ်သော ဇီဝိတိန္ဒြေကိုပင် ကံတရားသည် ပြုစီမံအပ်သောကြောင့် ဤ
 နေရာ၌ “အာယုသင်္ခါရ”ဟု ခေါ်ထားသည်။ “သင်္ခါရိယတေ၊ ကံသည် ပြုစီမံအပ်၏။
 ဣတိ သင်္ခါရော၊ အာယု စ+တံ+သင်္ခါရောစာတိ အာယုသင်္ခါရော”ဟု ပြု။ သံယုတ်
 ဋီကာ၌ကား “အာယု သင်္ခါရောတိ ဧတေနာတိ အာယုသင်္ခါရော”ဟု တွေ့ရ၏။ မဟာ
 ပရိနိဗ္ဗာနသုတ်ဝယ် “အာယုသင်္ခါရကို လွှတ်တော်မူသည်”ဟု လာရှိရာ၌မူ “သင်္ခါရိ-
 ယတေ၊ ဖလသမာပတ်သည် ပြုစီမံအပ်၏။ ဣတိ သင်္ခါရော”ဟု ပြုရသည်။

၁။ တတြ ဟိ။ ပ။ ဝုတ္တော။ ။ ထို နိဒါနဝပု၊ ဩပမ္ပသံယုတ် အဋ္ဌကထာ၌ “အာယု-
 သင်္ခါရန္တိ ရူပဇီဝိတိန္ဒြိယံ သန္ဓာယ ဝုတ္တံ။ ပ။ အရူပဓမ္မာနံ ပန ဘေဒေါ န သက္ကာ ပည-
 ပေတုံ”ဟု ဖွင့်သောကြောင့် “သာ အတိပရိတ္တတာ။ ပ။ ဣမဿ သုတ္တဿ အဋ္ဌကထာ
 ဝသေန ဝေဒိတဗ္ဗာ”ဟုသော စကားသည် မှန်၏-ဟူလို။

၂။ တေနောဟ။ ။ ဤပါဠိတော်သည် ဧကအင်္ဂုတ္တိရ၊ ပဏိတအစ္စဝဂ္ဂသုတ်
 ပါဠိတော်တည်း။ ထို အဋ္ဌကထာ၌ “ယာဝဉ္စာတိ အဓိမတ္တပမာဏတ္ထေ နိပါတော၊
 အတိဝိယ န သုကရာတိ အတ္ထော။ ဣဒံတိ နိပါတမတ္တံ”ဟု ဖွင့်၏။ ဟောတော်မူလို
 ရင်းကား- “စိတ် အဖြစ်အပျက်မြန်သလောက် ဥပမာပြုဖို့ပင် အလွန်ပြီး မလွယ်ကူ”
 ဟူလို။ [ယောဇနာ၌ကား “ဣဒံ အယံ ဥပမာပိ ယာဝ စ န သုကရာ အတိဝိယ န
 သုကရာ၊ ယာဝ ဧကန္တေန လဟုပရိဝတ္တံ စိတ္တံ”ဟု ဣဒံကို အနက်ရှိကြိ၍လည်းကောင်း၊
 နောက် ယာဝကိုဧကန္တေနဟုလည်းကောင်းဖွင့်လေသည်။ အဋ္ဌကထာရင်းနှင့် မညီပါ။]

၊ ဝေဝံ သို့။ ဧတေသု ဤ သမယတို့တွင်။ ကာလသင်္ခါတော၊ ကာလဟု ဆိုအပ်သော။ သမယော၊ အခါသည်။ (တနည်း) ကာလသင်္ခါယော၊ ကာလ အနက်ရှိ၏ဟု ဆိုအပ်သော။ သမယော၊ သမယ-သဒ္ဒါသည်။ ကုသလစိတ္တပွဝတ္တိ- ကာလဿ၊ ကုသိုလ်စိတ်ဖြစ်ရာ ကာလ၏။ အတိပရိတ္တတံ၊ အလွန်တိုလျသည်၏ အဖြစ်ကို။ ဒီပေတိ၊ ၎င်း၏။ ဝေဝံ သို့။ ဒီပေဇ္ဇေန၊ ပြတော်မူသော။ အနေန၊ ဤ မြတ်စွာဘုရားသည်။ (သြဝါဒေါ ဒိဇ္ဇော-၌ စပ်။) အတိပရိတ္တ ကာလတာယ။

၁။ ဝေဝေတေသု။ ပ။ ဒီပေတိ။ ။ “ကာလသင်္ခါတော” ဟု ဝိသေသန ပြုသော ကြောင့် သမယော၏အရ ကာလအနက်ကို ယူရသည်။ “ကာလဟူသော သမယက ကုသိုလ်စိတ် ဖြစ်ရာကာလ၏ အလွန်တိုလျသည်၏ အဖြစ်ကို ပြ၏” ဟု ရာဇှံ ထိုသို့ ပြနိုင်ခြင်း၏ အကြောင်း မပါသောကြောင့် ဋီကာ၌ “စိတ္တပရိစ္ဆိန္ဒေနာ ဝုစ္စမာနော တေ- နေဝ ပရိစ္ဆေဒကစိတ္တေန ဝေဝံ ပရိတ္တော အဟံတံ ဒီပေတိ။ ယထာ စ အဟံ ဝေဝံ သဗ္ဗော ကုသလစိတ္တပွဝတ္တိကာလောတိ” ဟု အကြောင်းပြုလေသည်။ ထို ဋီကာ၏ စကားကို အနုဋီကာ၌ အကျဉ်းချုပ်၍ “အတ္တနော အတိပရိတ္တတာယ” ဟု အကြောင်း ပြသည်။ ဆိုလိုရင်းကား စိတ်တခုဖြင့် ပိုင်းခြားအပ်သော ကာလသည် စိတ်မြန်သလောက် တို၏။ ထိုကာလ၏ တိုခြင်းကြောင့် ကုသိုလ်စိတ်၏ ဖြစ်ရာကာလလည်း တိုကြောင်းကို သမယ-သဒ္ဒါက ပြသည်-ဟူလို။ ဤအတိုင်း ထည့်ပါ၍နှင့်တကွ အနက်ပေးပုံကား- “ကာလသင်္ခါတော၊ သော။ သမယော၊ အခါသည်။ (အတ္တနော၊ မိမိဟူသော စိတ္တ- ပရိစ္ဆိန္ဒ-ကာလ၏။ အတိပရိတ္တတာယ၊ အလွန်တိုလျသည်၏အဖြစ်ကြောင့်။) ကုသလ- စိတ္တပွဝတ္တိကာလဿ၊ ၎င်း၏။ အတိပရိတ္တတံ ဒီပေတိ” ဟု ပေးပါ။

သဒ္ဒါက ပြပုံ။ ။ ကာလအနက်ရှိသော သမယ-သဒ္ဒါက ပြပုံ၌ အနုဋီကာဝယ် “ယသ္မိံ အတိပရိတ္တေ ကာလောတိ ဧတဿ အတ္တဿ ဉ္ဗပနဝသေန တဒါဓာရာယ တဒဓိနာယ စ ကုသလပွဝတ္တိယာ ဒုပုဋိပိဇ္ဇတံ ဒီပေတိ” ဟု ထည့်ပါ၍ကို တွေ့ရ၏။ ထို အတိုင်းအကုန်ထည့်လျှင် အဋ္ဌကထာ၌ရှိသော “ကုသလစိတ္တပွဝတ္တိကာလဿ အတိ- ပရိတ္တတံ ဒီပေတိ” ဟူသော မူရင်းပါ၍ ပျောက်သွားလိမ့်မည်။ ထို့ကြောင့် အနုဋီကာ ထည့်ပါ၍ တချို့ကိုသာ ယူ၍...

“ကာလသင်္ခါတော၊ ကာလအနက်ရှိ၏ဟု ဆိုအပ်သော။ သမယော၊ သမယ- သဒ္ဒါသည်။ အတိပရိတ္တေ၊ စိတ္တပရိစ္ဆိန္ဒဖြစ်၍ အလွန် တိုလျသော။ ယသ္မိံ သမယော၊ အကြင်အခါ၌။ (ကုသလံ စိတ္တံ ဥပုန္နံ ဟောတိ-၌ စပ်။) ဣတိ ဧတဿ အတ္တဿ၊ ကို။ ဉ္ဗပနဝသေန၊ သိစေခြင်း၏ အစွမ်းဖြင့်။ ကုသလစိတ္တပွဝတ္တိကာလဿ၊ ၎င်း၏။ အတိ ပရိတ္တတံ၊ ကို။ ဒီပေတိ၊ ၎င်း၏ ” ဟု အနက်ပေးပါ။ ဆိုလိုရင်းကား “ယသ္မိံ သမယေ၌ သမယ-သဒ္ဒါသည်၊ စိတ်တခု၏ ဖြစ်ခြင်းဖြင့် ပိုင်းခြားအပ်သော ကာလကို ဟော၏။ ထို့ကြောင့် ထိုကာလ၏အလွန်တိုလျပုံကို ထိုသမယ-သဒ္ဒါက သိစေခြင်းကို အရင်းပြု၍ “ကုသလံ စိတ္တံ ဥပုန္နံ ဟောတိ” ဟု ဟောတော်မူအပ်သော ကုသိုလ်စိတ်ဖြစ်ရာကာလ၏ အလွန်တိုလျပုံကိုလည်း ပြရာရောက်သည်-ဟူလို။

အလွန် တိုလျသော ကာလ ရှိသည်၏ အဖြစ်ကြောင့်။ ဝိဇ္ဇာလတော ဘာသေန၊ လျှပ်စစ်နှယ်၏ အရောင်ဖြင့်။ မုတ္တာဝုဏ္ဏနံ ဝိယ၊ ပုလဲကို သွယ်ကုံးခြင်းကဲ့သို့။ ဣဒံ စိတ္တံ၊ ဤစိတ်ကို။ ဒုပ္ပဋိဝိဇ္ဇံ၊ ခဲယဉ်းသဖြင့် ထိုးထွင်း၍ သိအပ်၏။ ဝါ၊ ထိုးထွင်း၍ သိနိုင်ခဲ့၏။ တသ္မာ၊ ကြောင့်။ (စိတ်ဖြစ်ရာကာလ၏ အလွန် တိုလျ သည့်အတွက် စိတ်ကို ထိုးထွင်း၍ သိဖို့ရာ ခဲယဉ်းသည်၏ အဖြစ်ကြောင့်။) တေဿ၊ ဤစိတ်ကို။ ပဋိဝေဓေထိုးတွင်း၍ သိခြင်း၌။ မဟာဥဿာဟော စ၊ ကြီးစွာသော အားထုတ်ခြင်းကို လည်းကောင်း။ အာဒရော စ၊ လေးစားခြင်း ကိုလည်းကောင်း။ ကတ္တဗ္ဗော၊ ပြုထိုက်၏။ ဣတိ၊ သို့။ ဩဝါဒေါ၊ ဩဝါဒသည်။ ဝါ၊ ကို။ ဒိန္နော၊ ပေးတော်မူအပ်ပြီးသည်။ ဟောတိ၊ ၏။ ကာလ သင်္ခါတေန၊ ကာလ ဟု ဆိုအပ်သော။ သမယေန၊ သမယဖြင့်။ (တနည်း) ကာလသင်္ခါတေန၊ ကာလအနက်ရှိ၏ ဟု ဆိုအပ်သော။ သမယေန၊ သမယ-သဒ္ဓါဖြင့်။ အယံ အတ္ထော၊ ဤအနက်ကို။ ဒီပိတော၊ ပြီ။

ပန၊ ကား။ (တနည်း) ပန၊ ကာလသမယဖြင့် အတ္ထဝိသေသ ပြုပုံမှတစ်ပါး သမူဟသမယဖြင့် အတ္ထဝိသေသ ပြုပုံကို ဆိုဦးအံ့။ သမူဟသင်္ခါတော၊ အပေါင်း ဟု ဆိုအပ်သော။ သမယော၊ သမယသည်။ ဝါ၊ အပေါင်းသည်။ (တနည်း) သမူဟသင်္ခါတော၊ အပေါင်းအနက် ရှိ၏ဟု ဆိုအပ်သော။ သမယော၊ သမယ- သဒ္ဓါသည်။ အနေကေသံ၊ တစ်ပါးမက များစွာသော တရားတို့၏။ သဟုပ္ပတ္တိံ၊

၁။ မုတ္တာ ဝုဏ္ဏနံ။ ပ။ ဒုပ္ပဋိဝိဇ္ဇံ။ ။ အာ-ပုဗ္ဗ ဝု-ဓာတ်သည် ဘူ-သွာ ၂-ဂိုဏ်းတည်း။ ဘူ၊ ဒိဖြစ်လျှင် ဝု၏ ဥကို ဩပြု၊ ဩကို အဝပြု၍ “အာဝနနံ” ဟု ရှိရလိမ့်မည်။ ဤ၌ သွာဒိဂိုဏ်းဖြစ်၍ ပါပုဏ္ဏနံကဲ့သို့ “အာဝုဏ္ဏနံ” ဟု ရှိသင့်၏။ လျှပ်ပျက်ဆဲခဏကလေး၌ ပုလဲလုံးတွေကို သီကုံးဖို့ ခဲယဉ်းသကဲ့သို့ စိတ်၏ဖြစ်ရာကာလက အလွန် တိုလျသည့် အတွက် ထိုစိတ်ကို ထိုးထွင်း၍ သိဖို့ရန် အလွန်ခဲယဉ်းပါသည်-ဟုလို။ စိတ္တာနုပဿနာ ဘာဝနာကို မပွားများလျှင် မည်သူမျှ ပိုင်ပိုင်နိုင်နိုင် ထိုးထွင်း၍ မသိနိုင်ပါ။

၂။ သမူဟသင်္ခါတော။ ပ။ ဒီပေတိ။ ။ “သမူဟသင်္ခါတော” ဟု ဝိသေသနပြုသော ကြောင့် “သမယော-အပေါင်း” ဟု ပေးသည်။ “သမူဟ ဟူသော သမယက-ဇယ စသော များစွာသော တရားတို့၏ အတူတကွ (ပေါင်း၍) ဖြစ်ပုံကိုပြု၏” ဟု ရာ၌ ထိုသို့ ပြနိုင်ခြင်း၏အကြောင်း မပါသော်လည်း “ဇယာဒိနံ ဟိ။ ပ။ သဟုပ္ပတ္တိ ဒီပိတာ” ဟု ပြုလတ္တံ့ဖြစ်သော ဒဠီ (ဟေတု) ဝါကျကို ထောက်၍ သိသာသောကြောင့် ဗူကာ၌ အထူး မပြတော့။ အနုဒ္ဓိကာ၌ကား “သယံ ဓမ္မာနံ သမုဒါယဘာဝတော” ဟု ပြသည်။ ထို့ကြောင့် အကြောင်းထည့်၍ အနက်ပေးလိုလျှင်.... “သမူဟသင်္ခါတော၊ သော။ သမယော၊ အပေါင်းသည်။ (သယံ၊ မိမိဟူသော သမယ-က။ ဓမ္မာနံ၊ ဇယ-စသော တရားတို့၏။ သမုဒါယဘာဝတော၊ အပေါင်း၏ အဖြစ်ကြောင့်။) အနေကေသံ၊ တို့၏။

အတူတကွ ဖြစ်ခြင်းကို။ ဒီပေတိ၊ ၏။ ဟိ၊ မှန်။ (တနည်း) ဟိ ယသ္မာ၊ ကြောင့်။
 (နောက်၌ “ဣတိ” ရှိသည်။) ဖဿဒိနံ၊ ဖဿ-အစရှိကုန်သော။ မမှာနံ၊ တို့၏။
 ပုဗ္ဗော၊ အစုကို။ သမ္ပဟောတိ၊ ပူ၍။ ဝုတ္တော၊ ပြီ။ တသ္မိံ ၊ ထို အပေါင်း၌
 လည်း။ ဥပ္ပဇ္ဇမာနံ၊ ဖြစ်သော။ (ပါဝင်သော။) ဝိတ္တံ၊ သည်။ တေပိ ဓမ္မေဟိ၊
 ထို ဖဿ-အစရှိသော တရားတို့နှင့်။ သဟ။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဣတိ၊ ကြောင့်။
 အနေကေသံ၊ တပါးမက များစွာသော တရားတို့၏။ သဟုပ္ပတ္တိံ၊ ကို။ ဒီပိတာ၊ ပြီ။
 ဝေ၊ သို့။ ဒီပေန္တေန၊ သေ။ အနေနာဏှိ သမ္ပဟသည်။ ဝါ၊ ဖြင့်။ ကေသေဝ၊
 တခုသာလျှင်ဖြစ်သော။ ဓမ္မဿ၊ ၏။ ဥပ္ပတ္တိံ၊ သည်။ ဝါ၊ ကို။ ပတိသေဓိဟာ၊
 တားမြစ်အပ်ပြီးသည်။ ဟောတိ၊ ၏။ သမ္ပဟသင်္ခါတေန၊ သမ္ပဟ ဟု ဆိုအပ်
 သော။ သမယေန၊ သမယဖြင့်။ (တနည်း) သမ္ပဟသင်္ခါတေန၊ သမ္ပဟအနက်
 ရှိ၏ ဟု ဆိုအပ်သော။ သမယေန၊ သမယ-သဒ္ဓါဖြင့်။ အယံ အတ္ထော၊ ကို။
 ဒီပိဟော၊ ပြီ။

ပန၊ ကား။ (တနည်း) ပန၊ သမ္ပဟ-သမယဖြင့် အတ္ထဝိသေသ ပြပုံမှတစ်ပါး
 ဟေတု-သမယဖြင့် အတ္ထဝိသေသ ပြပုံကို ဆိုဦးအံ့။ 'ဟေတုသင်္ခါတော၊ ဟေတု
 ဟု ဆိုအပ်သော။ သမယော၊ သမယ သည်။ ဝါ၊ ပဓာန အကြောင်းသည်။
 (တနည်း) ဟေတုသင်္ခါတော၊ ဟေတု အနက်ရှိ၏ ဟု ဆိုအပ်သော။ သမယော။

သဟုပ္ပတ္တိံ။ ဒီပေတိ၊ ၏” ဟု အနက်က ပြပုံကိုလည်းကောင်း၊ သဒ္ဓါက ပြပုံ၌လည်း...
 “သမ္ပဟသင်္ခါတော၊ သမ္ပဟ-အနက်ရှိ၏ ဟု ဆိုအပ်သော။ သမယော၊ သမယ-သဒ္ဓါ
 သည်။ (ယသ္မိံ သမယေ၊ အကြင် တရားအပေါင်းသည်။ သတိ၊ ရှိလတ်သော်။ (ကုသလံ
 ဗတ္တံ ဥပ္ပန္နံ ဟောတိ-၌ စပ်။) ဣတိ ဧတဿ အတ္ထဿ၊ ကို။ ဤပနဝသေန၊ ဖြင့်။ အနေ-
 ကေသံ၊ တို့၏။ သဟုပ္ပတ္တိံ” ကို။ ဒီပေတိ၊ ၏” ဟု အနုဋီကာအတိုင်း ထည့်ပါ၍ သွင်း၍
 အနက်ကျယ်ပေးပါ။

၁။ ကေသေဝ ဓမ္မဿ ။ ။ ပကတိဝါဒီ အနုဝါဒီတို့၏ ဝါဒကို ဋီကာအဓိပ္ပာယ်
 သမဝါယ၌ ပြခဲ့ပြီ။ ပကတိဝါဒီတို့ အလိုအားဖြင့် အရာဝတ္ထု ကြီးမား များသော်လည်း
 ထိုအကြီး ထိုအများသည် “ပကတိဟူသော ဓမ္မတမျိုးတည်းကပင် များနေခြင်းတည်း”
 ဟု ဆိုလို၏။ အနုဝါဒီတို့ အလိုအားဖြင့်လည်း “အဏုမြူ တရားတမျိုးတည်းပင် များ
 နေခြင်း ကြီးနေခြင်းတည်း” ဟု ဆိုလို၏။ သမ္ပဟအနက်ရှိသော သမယ-သဒ္ဓါက ထိုဝါဒ
 အတိုင်း တရားတမျိုးတည်း မဟုတ်။ တရားအမျိုး များစွာ ပေါင်းနေသည်ဟု ပြသော
 ကြောင့် ထိုပကတိဝါဒီ အနုဝါဒီတို့၏ ဝါဒကို တားမြစ်ပြီးဖြစ်သည်။

၂။ ဟေတုသင်္ခါတော ။ ပ။ ဒီပေတိ။ ။ “ဟေတုသင်္ခါတော” ဟူသော ဝိသေ-
 သနကြောင့် “သမယော-ပဓာနအကြောင်းသည်” ဟု ပေးရ၏။ “ဟေတု ဟူသော
 သမယက ပဓာန အကြောင်းနှင့်စပ်သော ဖြစ်ခြင်းရှိသည် အဖြစ်ကို ပြ၏” ဟူရာ၌
 ဋီကာဝယ် “ပစ္စယာယတ္တဝုတ္တိဒီပနတော တပ္ပရတာဝါ ဟေတုသင်္ခါတဿ” ဟု ဟိတ်

သမယ-သဒ္ဓါသည်။ ပရာယတ္တဝုတ္တိတံ၊ လွန်မြတ်သော ပဓာန အကြောင်းနှင့် စပ်သော ဖြစ်ခြင်းရှိသည်၏ အဖြစ်ကို။ ဒီပေတိ၊ ၏။ ဟိ၊ မှန်။ ယသ္မိံ သမယေ တိ ပဒဿ၊ ယသ္မိံ သမယေ ဟူသော ပုဒ်၏။ ယသ္မိံ၊ ကြောင့်။ ယသ္မိံ ဟေတုမ္ပိ၊

ရှိသော်လည်း ထိုဟိတ်သည် ဒီပနကြိယာ၏ ဟိတ်မဟုတ်၊ ဝုတ္တိ၏ ဟိတ်ဖြစ်သော ကြောင့် ထိုဟိတ်ကို ထည့်၍ အနက်ပေးလို့ မဖြစ်။ ထို့ကြောင့် “အတ္တနိ၊ မိမိဟူသော ပဓာန အကြောင်းသည်။ သတိ ဧဝ၊ ရှိသော်သာ (ရှိမှသာ။) ဖလာနံ၊ ကုသိုလ်စသော အကျိုးတရားတို့၏။ သမ္ပဝတော၊ ဖြစ်သင့်ခြင်းကြောင့်” ဟု ဟိတ်ထည့်၍ “ပရာယတ္တ-ဝုတ္တိတံ၊ ကိ။ ဒီပေတိ၊ ၏” ဟု ရှေးနိဿယ ပေးသည်။ ထိုသို့ ထည့်ခြင်းသည် နောက်၌ ပြထားသော “ဟေတုမ္ပိ သတိ ပဝတ္တိတော ပရာယတ္တ-ဝုတ္တိတာ ဒီပိတာ” နှင့် သဘော တူပင် ဖြစ်ပါပေသည်။ ဤကား ဟေတု အနက်ဖြစ်သော သမယက အတ္ထဝိသေသ ပြပုံတည်း။

သဒ္ဓါက ပြပုံ။ ။ ဟေတု အနက်ရှိသော သမယ-သဒ္ဓါက အတ္ထဝိသေသ ပြပုံ၌ အနုဋီကာဝယ် “ယမိ ဟေတုမ္ပိ သတိတိ ဧတဿ အတ္တဿ ဉပနဝသေန” ဟု ထည့်ပါ၍ “ပရာယတ္တဝုတ္တိ” နေရာဝယ် ပရာမိနပ္ပဝတ္တိံ ဒီပေတိ” ဟု ဆို၏။ ထိုနည်းအရ ထည့်ပါ၍ အဋ္ဌကထာပါ၍ အတိုင်း.... “ဟေတုသင်္ခါတော၊ ဟေတု အနက် ရှိ၏ ဟု ဆိုအပ်သော။ သမယော၊ သမယ-သဒ္ဓါသည်။ ယမိ ဟေတုမ္ပိ၊ အကြင် ပဓာန အကြောင်းသည်။ သတိ၊ သော်။ (ဝါ၊ ရှိမှ။) (ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ- န္တစပ်။) ဣတိ ဧတဿ အတ္တဿ၊ ကိ။ ဉပနဝသေန။ ဓမ္မာနံ၊ ကုသိုလ်စသော တရား တို့၏။ ပရာယတ္တဝုတ္တိတံ၊ လွန်မြတ်သော ပဓာန အကြောင်းနှင့်စပ်သော ဖြစ်ခြင်းရှိကုန် သည်၏ အဖြစ်ကို။ ဒီပေတိ၊ ၏” ဟု အနက်ကျယ်ပေးပါ။

- ၁။ ပရာယတ္တဝုတ္တိစံ။ ။ ပရ-သဒ္ဓါသည် “ပစ္စနိကောတ္တံ မေသုညေ၊ ပစ္စာဘာဂေ ပရော တိသု” ဟူသော (၈၄၁) အဘိဓာန်လာ အနက်တို့တွင် ဥတ္တမ အနက်ဟော တည်း။ ထို ဥတ္တမကိုပင် ဟေတုအတွက် “လွန်မြတ်သော၊ ထူးသော၊ ပဓာနဖြစ်သော အကြောင်း” ဟု အနက်မှတ်ပါ။ ထို့ကြောင့် သမဝါယန္တံ ပြခဲ့သော အကြောင်း အပေါင်း တို့တွင် ထူးသော အကြောင်းကို ဟေတု ဟု ယူရသည်။ ဥပမာ-စက္ခု၊ ဝိညာဉ်ဖြစ်ဖို့ရာ စက္ခုပသာဒ၊ ရူပါရုံ၊ အာလောက၊ မနသိကာရ ဟူသော အကြောင်းအပေါင်းတွင် ရူပါ ရုံသည် ပရ (ဝိသေသ) အကြောင်း ဖြစ်သကဲ့သို့ လည်းကောင်း၊ ကုသိုလ်စိတ်ဖြစ်ဖို့ရာ အာရုံ ယောနိသော မနသိကာရ တို့တွင် ယောနိသော မနသိကာရသည် ပရ (ဝိသေသ) အကြောင်း ဖြစ်သကဲ့သို့ လည်းကောင်း တည်း။ “ပရဿ၊ မြတ်သော ဝိသေသ အကြောင်း၏။ ဝါ၊ နှင့်။ အာယတ္တာ၊ စပ်သည်တည်း။ ပရာယတ္တာ၊ စပ်သည်။ ပရာ ယတ္တာ+ဝုတ္တိ ယေသံတိ ပရာယတ္တဝုတ္တိ (ခံဗ္ဗာ၊) တေသံ+ဘာဝေါ ပရာယတ္တဝုတ္တိတာ” ဟု ပြု။ [ဟေတုသဒ္ဓေါ ဟေတ္တ န ပစ္စယသမာပဂ္ဂိဝါစကော၊ အထခေါ+ပစ္စယဝိသေသ ဝါစကော။ -မဓ။ ဤ ပစ္စယဝိသေသ ကိုပင် ရှေးနိဿယ၌ “ပဓာန အကြောင်း” ဟု ပေးသည်။]

အကြင် ပဓာန အကြောင်းသည်။ သတိ၊ သော်။ (ကာမာဝစရံ၊ သော။ ကုသလ စိတ္တံ၊ သည်။) ဥပုန္နံ၊ သည်။ ဟောတိ။ ဣတိ အယံ အတ္ထော၊ သည်။ ဟောတိ။ ၎င်း။ တသ္မာ၊ ကြောင့်။ (ထိုသို့ ပဓာနအကြောင်း ရှိလတ်သော် ကုသိုလ်စိတ် ဖြစ်သည်၏ အဖြစ်ကြောင့်။) ဟေတုမိ၊ ပဓာန အကြောင်းသည်။ သတိ၊ သော်။ ပဝတ္တိတော၊ ကုသိုလ်စိတ်၏ ဖြစ်ခြင်းကြောင့်။ (တသ္မာကိုပင် ထပ်ဖွင့်သည်။) ပရာယတ္တဝုတ္တိတာ၊ ကို။ ဝါ၊ ကို။ ဒီပိတာ၊ ပြီ။ ဝေံ၊ သို့။ ဒီပေန္တေန၊ ပြသော။ အနေန၊ ဤသမယသည်။ (တနည်း) အနေန၊ ဤ သမယဖြင့်။ ဘဂဝတာ၊ သည်။ ဓမ္မာနံ၊ တို့၏။ သဝသဝတ္တိတာဘိမာနော၊ မိမိအလို၌ ဖြစ်ခြင်းရှိကုန်သည်၏ အဖြစ်၌ လွန်ကဲသော မှတ်ထင်ခြင်းသည်။ ဝါ၊ ကို။ ပတိသေမိတော၊ တားမြစ်အပ်ပြီးသည်။ ဟောတိ။ ဟေတု သင်္ခါတေန၊ ဟေတု ဟု ဆိုအပ်သော။ သမယေန၊ သမယ-သဒ္ဒါဖြင့်။ အယံ အတ္ထော၊ ကို။ ဒီပိတော၊ ပြတော်မူအပ်ပြီ။

တတ္ထ၊ ထို ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ-အစရှိသော ပုဒ်တို့ တွင်။ ယသ္မိံ သမယေတိ (ပဒဿ)၊ ယသ္မိံ သမယေ ဟူသော ပုဒ်၏။ (အတ္ထော၊ အယမတ္ထော-တို့၌ စပ်။) ကာလသင်္ခါတဿ၊ ကာလ ဟု ဆိုအပ်သော။ သမယဿ၊ သမယ၏။ ဝသေန၊ ဖြင့်။ ယသ္မိံ ကာလေ၊ အကြင်အခါ၌။ (ကာမာဝစရံ၊

၁။ သဝသဝတ္တိတာဘိမာနော။ ။ သဿ (အတ္တနော) +ဝသော သဝသော၊ သဝသေ+ဝတ္တိ ယေသန္တိ သဝသဝတ္တိ-မိမိအလို၌ ဖြစ်ခြင်းရှိသော တရားတို့။ သဝသဝတ္တိနံ+ဘာဝေါ သဝသဝတ္တိတာ။ အဘိမညနံ၊ အလွန် မှတ်ထင်ခြင်း။ အဘိမာနော၊ ခြင်း။ သဝသဝတ္တိတာယ၊ မိမိအလို၌ ဖြစ်ခြင်းရှိသော တရားတို့၏ ဖြစ်ကြောင်း ဖြစ်ရာ၊ မိမိဖြစ်စေချင်သလို ဖြစ်စေနိုင်ခြင်း၌ +အဘိမာနော၊ အလွန် မှတ်ထင်ခြင်းတည်း။ သဝသဝတ္တိတာဘိမာနော၊ ခြင်း။ ဆိုလိုရင်းကား- “တရားတွေကို မိမိအလိုအတိုင်း ဖြစ်စေနိုင်သည် ဟု အထင်ကြီးခြင်းတည်း။ [ယောဇနာ၌ကား သဝသဝတ္တိတာနှင့် အဘိမာန ကို ဗဟုဒ္ဓိဟိ တွဲလေ၏။]

၂။ တတ္ထ။ ။ ယသ္မိံ သမယေ၌ သမဝါယ-စသော အနက် ၅-မျိုးအတွက် သမယ က ပြနိုင်သော အတ္ထဝိသေသ ၅-မျိုးကို ပြပြီး၍၊ ယခုအခါ၌ ထို သမဝါယ-စသော အနက် ၅-မျိုးရှိသော သမယနောင် သ္မိံဝိဘတ်၏ အနက်ကို ပြလိုသောကြောင့် တတ္ထ စသည်ကို မိန့်။ ယောဇနာ၌ “တတ္ထာတိ ယသ္မိံ သမယေတိ အာဒိပဒေသု၊ နိဒ္ဒါရဏေ” ဟု ရှိ၏။ ထိုအတိုင်း အနက်ပေး၍ “ယသ္မိံ သမယေတိ ပဒဿ” ၌ စပ်သည်။ ရှေး နိဿယ၌ကား “တတ္ထ၊ ထို သမဝါယ-စသော ငါးပါးသော သမယတို့တွင်” ဟု စွဲ၍ “ကာလသင်္ခါတဿ သမယဿ” စသော အစိတ်၌ စပ်၏။ သင့်သည်ချည်းသာ။

၃။ ယသ္မိံ သမယေတိ။ ။ ယသ္မိံ သမယေဝယ် ကာလအနက် သမူဟအနက် ယူရာ၌ သ္မိံကို အဓိကရဏ-အနက်၌ သက်စေရ၏။ မှန်၏-ကာလသည် ပရမတ္ထအား ဖြင့် ထင်ရှားမရှိသော်လည်း ပညတ်အားဖြင့်ကား ထင်ရှားရှိ၍ ထိုကာလ ထိုအချိန်၌

ကမာဝစရ ဖြစ်သော။ ကုသလံ၊ သော။ စိတ္တံ၊ သည်။ ဥပ္ပန္နံ၊ သည်။ ဟောတိ၊ ၎င်း။ တသ္မိံ သမယေ၊ ဤ။ ဖဿာဒယောပိ၊ ဖဿ-အစရှိသော တရားတို့သည် လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဣတိ အတ္ထော၊ ကို။ ဝေဒိတဗျော၊ ၎င်း။ [“ဖဿော ဟောတိ” စသည်ကို ကြည့်၍ “ဖဿာဒယောပိ” ဟု ဆိုသည်။ အဋ္ဌကထာ၌ “တသ္မိံ ကာလေ” ဟု မပါသော်လည်း နောက်၌ပြုမည့် “တသ္မိံ ယေဝ သတိ” ကို နည်းမှီး၍ သိလောက်သောကြောင့် မဆို-ဟု မှတ်ပါ။] သမူဟသင်္ခါတဿ၊ သမူဟဟု ဆိုအပ်သော။ (သမယဿ၊ ၎င်း။ ဝသေန၊ ဖြင့်။) ယသ္မိံ သမူဟေ၊ အကြင် ဖဿ ဝေဒနာ-အစရှိသော တရားအပေါင်း၌။ (ကမာဝစရံ။ ပ။ ဥပ္ပန္နံ ဟောတိ။ တသ္မိံ သမယေ၊ ဤ။ ဖဿာဒယောပိ၊ တရားတို့သည်လည်း။ ဟောန္တိ။) ဣတိ အတ္ထော ဝေဒိတဗျော။

ခဏသမဝါယဟေတုသင်္ခါတာနံ၊ ခဏ သမဝါယဟေတု ဟု ဆိုအပ်ကုန် သော။ (သမယာနံ၊ သမယ တို့၏။ ဝသေန၊ ဖြင့်။) ယသ္မိံ ခဏေ၊ အကြင် နဝမခဏ စတုစက္ကသမ္ပတ္တိ ခဏ သည်။ သတိ၊ ရှိသော်။ ကမာဝစရံ။ ပ။

ဖဿ-စသောတရားတို့ ဖြစ်ကြသောကြောင့် ထိုကာလသည် ထို ဖဿ-စသောတရား တို့၏ တည်ရာအာဓာရ ဖြစ်နိုင်၏။ သမူဟ အနက်ယူရာ၌လည်း ထို ဖဿ-စသော တရားပေါင်း၌ အစိတ်အစိတ် တရားတို့သည် ပါဝင်ရကား ရုက္ခေသာခါ- ကဲ့သို့ အပေါင်းအာဓာရ၊ အစိတ်အာဓေယံ အဖြစ်ဖြင့် တည်ရာဖြစ်နိုင်၏။ ထို့ကြောင့် နောက် ၌ “အဓိကရဏံ ဟိ။ ပ။ အဓိကရဏဝသေနတ္ထ ဘုပ္ပံ” ဟု ဒဠီဝါကျကို ပြသည်။

ထည့်၍ အနက်ပေးပုံ။ ။ ယသ္မိံ ကာလေ၊ ယသ္မိံ သမူဟေ တို့၏နောက်၌ “ကမာ- မာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ၊ တသ္မိံ ကာလေ (တသ္မိံ သမူဟေ) ဖဿာ ဒယော ပိ” တို့ကား “ဟေတုမိ သတိ” နောက်က ပုဒ်များကိုယူ၍ ထည့်အပ်သော ပုဒ်များ တည်း။ ဤအဖွင့်နှင့်အညီ ပါဠိတော်၌ အနက်ပေးပုံကား-

- ၁။ “ယသ္မိံ သမယေ၊ အကြင်အခါ၌။ ကမာဝစရံ။ ပ။ ဥပ္ပန္နံ ဟောတိ။ တသ္မိံ သမယေ၊ ထိုအခါ၌။ ဖဿော၊ သည်။ ဟောတိ၊ ၎င်း။ ဝါ၊ ပါဝင်၏” ဟု လည်းကောင်း၊
- ၂။ “ယသ္မိံ သမယေ၊ အကြင် ဖဿ ဝေဒနာ-စသော တရားအပေါင်း၌။ ကမာ ဝစရံ။ ပ။ ဟောတိ၊ ဖြစ်၏။ ဝါ၊ ပါဝင်၏။ တသ္မိံ သမယေ၊ ထို ဖဿ ဝေဒနာ- စသော တရားအပေါင်း၌။ ဖဿော၊ သည်။ ဟောတိ၊ ၎င်း။ ဝါ၊ ပါဝင်၏” ဟု လည်းကောင်း ပါဠိတော်၌ အနက်ပေးပါ။

၃။ ခဏ။ ပ။ တသ္မိံ ယေဝ သတိ။ ။ ခဏ သမဝါယ ဟေတုအနက် ပေးရာ၌ကား “သတိ” ဟု လက္ခဏအနက်ဟော ကြိယာကို ထည့်၍ ပေးရ၏။ မှန်၏-မည်သည့်ပုဒ်နက် မဆို စပ်စရာကြိယာ မရှိလျှင် ဘူ၊ ဟူ၊ အသ-စသော သတ္တ (ထင်ရှားရှိခြင်း) ကြိယာ နှင့် မကင်းနိုင်ရကား ထိုကြိယာကို ထည့်၍ စပ်ရသည်။ ဘာဝလက္ခဏ၏ ဒာမိပ္ပာယ်ကို

ဟောတိ။ တသ္မိံ ယေဝ၊ ထို နဝမခဏ စတုစက္ကသမ္ပတ္တိ ခဏ သည်ပင်။ သတိ၊
 သော်။ ဖဿာဒယောပိ ဟောန္တိ။ ယာယ သာမဂ္ဂိယာ၊ အကြင် အာရုံ ယော-
 နိသော မနသိကာရ အစရှိသော အကြောင်းတို့၏ ပေါင်းဆုံ ညီညွတ်ခြင်း
 သည်။ သတိ၊ သော်။ ကာမာဝစရံ။ ပ။ ဟောတိ။ ဝာယ သာမဂ္ဂိယာ ဝေ၊ ထို
 အာရုံ ယောနိသောမနသိကာရ အစရှိသော အကြောင်းတို့၏ ပေါင်းဆုံ ညီ
 ညွတ်ခြင်းသည်ပင်။ သတိ၊ သော်။ ဖဿာဒယောပိ ဟောန္တိ။ ယမ္ပိ ဟေတုမ္ပိ၊
 အကြင် ပဓာန အကြောင်းသည်။ သတိ၊ သော်။ ကာမာဝစရံ။ ပ။ ဟောတိ။
 တသ္မိံ ယေဝ၊ ထို ပဓာန အကြောင်းသည်ပင်။ သတိ၊ သော်။ ဖဿာဒယောပိ၊
 တို့သည်လည်း။ ဟောန္တိ။ ဣတိ အယံ အတ္ထော၊ ဤအနက်ကို။ ဝေဒိတဗျော၊ ၏။

ဟိ၊ မှန်။ [“ယသ္မိံ သမယေ ဟူသောပုဒ်၏ ယသ္မိံ ကာလေ-စသော
 အဓိကဗျာ အနက်၊ လက္ခဏ အနက်သည် မှန်၏” ဟူလို။] ကာလသင်္ခါတော၊
 ကာလဟု ဆိုအပ်သော။ သမယော စ၊ သမယသည်လည်းကောင်း။ ဝါ၊ အခါ
 သည်လည်းကောင်း။ သမ္ပဟသင်္ခါတော၊ သမ္ပဟဟု ဆိုအပ်သော။ သမယော စ၊
 သည်လည်းကောင်း။ ဝါ၊ အပေါင်းသည်လည်းကောင်း။ တတ္ထ၊ ထို အဘိ

သဒ္ဓါကျမ်းများ၌ ရှုပါ။ ဤကား “စိတ္တံ ဥပ္ပန္နံ ဟောတိ” အရ စိတ်၏ ဖြစ်ခြင်းကြိယာ
 ဟူသော ဘာဝကို ခဏ၊ သမဝါယ၊ ပဓာန-အကြောင်းတို့၏ ဖြစ်ခြင်းကြိယာဖြင့်
 မှတ်ခြင်းသည် ဘာဝေနဘာဝလက္ခဏ မည်၏။ ပါဠိတော်၌ အနက်ပေးပုံကား၊-

၃။ “ယသ္မိံ သမယေ၊ အကြင် နဝမခဏ စတုစက္ကသမ္ပတ္တိ ခဏသည်။ သတိ၊
 ရှိသော်။ ကာမာဝစရံ။ ပ။ ဟောတိ။ တသ္မိံ သမယေ၊ ထို နဝမခဏ စတုစက္က
 သမ္ပတ္တိ ခဏသည်ပင်။ သတိ၊ သော်။ ဖဿော ဟောတိ” ဟု ခဏအနက်
 လည်းကောင်း။

၄။ “ယသ္မိံ သမယေ၊ အကြင် အာရုံ ယောနိသောမနသိကာရ - စသော
 အကြောင်းအပေါင်းသည်။ သတိ၊ သော်။ ကာမာဝစရံ။ ပ။ ဟောတိ။ တသ္မိံ
 သမယေ၊ ထို အာရုံ ယောနိသောမနသိကာရ-စသော အကြောင်းအပေါင်း
 သည်ပင်။ သတိ၊ သော်။ ဖဿော ဟောတိ” ဟု-သမဝါယအနက် လည်း
 ကောင်း။

၅။ “ယသ္မိံ သမယေ၊ အကြင် ယောနိသောမနသိကာရ ဟူ သော ဝိသေသ
 (ပဓာန) အကြောင်းသည်။ သတိ၊ သော်။ ကာမာဝစရံ။ ပ။ ဟောတိ။ တသ္မိံ
 သမယေ၊ ထို ဝိသေသ (ပဓာန) အကြောင်းသည်ပင်။ သတိ၊ သော်။ ဖဿော
 ဟောတိ” ဟု ဟေကုအနက်လည်းကောင်း ပေးပါ။ [ကုသိုလ်အရာဖြစ်၍
 ယောနိသောမနသိကာရ ကို “ပဓာန ဝိသေသအကြောင်း” ဟု ဆိုလိုက်
 သည်။]

[စာင်း] ဗုဒ္ဓမြတ်စွာ၊ ပွင့်ပေါ်လာ၍၊ ဒေသနာ ဓမ္မ၊ ဟောဖော်ပြသား၊ မဇ္ဈိမမြေ၊
 လူ့သန္ဓေနှင့်၊ မသွေတိဟိတ်၊ ဝိဇ္ဇိသမ္ပာ၊ စုံမှသာ၊ မှတ်ပါ ခဏ-နဝမ။

ဓမ္မာ ပါဠိတော်၌။ ဝုတ္တဓမ္မာနံ၊ ဟောတော်မူအပ်သော တရားတို့၏၊ အဓိကရဏံ၊ တည်ရာတည်း။ ဣတိ၊ ကြောင့်။ ဧတ္ထ၊ ဤ ကာလ သမုဟ အနက်ဟုဆိုအပ်သော သမယ ကို။ (ဂတိတေ၊ ယူအပ်သော်။ ဝါ၊ ယူအပ်ရာ၌။) အဓိကရဏ ဝသေန၊ တည်ရာ အာဓာရ အနက်၏ အစွမ်းဖြင့်။ ဘုမ္မံ၊ သတ္တမိဝိဘတ်သည်။ ဟောတိ။ ခဏသမဝါယဟေတုသင်္ခါတဿ၊ ခဏသမဝါယ ဟေတုဟု ဆိုအပ်သော။ သမယဿ စ၊ သမယ၏လည်း။ ဝါ၊ အခွင့်၊ အကြောင်းညီညွတ်ခြင်း၊ ပဓာန အကြောင်း၏လည်း။ ဘာဝေန၊ ဖြစ်ခြင်းကြိယာဖြင့်။ တေသံ၊ ထို ဖဿ-စသော တရားတို့၏။ ဘာဝေါ၊ ဖြစ်ခြင်းကြိယာကို။ လက္ခိယတိ၊ မှတ်သားအပ်၏။ ဣတိ၊ ကြောင့်။ ဧတ္ထ၊ ဤ ခဏ သမဝါယ ဟေတု ဟု ဆိုအပ်သော သမယကို။ (ဂတိတေ၊ သော်။ ဝါ၊ ၌။) ဘာဝေန ဘာဝ-လက္ခဏ ဝသေန၊ ဘာဝေန ဘာဝလက္ခဏ၏ အစွမ်းဖြင့်။ ဘုမ္မံ၊ သည်။ ဟောတိ။ [ဘုမ္မိယံ၊ မြေကြီးပမာ တည်ရာအနက်၌+ဘဝံ၊ ဖြစ်သော ဝိဘတ် တည်း။ ဘုမ္မံ၊ တည်ရာအနက်၌ ဖြစ်သောဝိဘတ်။]

ကမာမာဝစရန္တိ၊ ကား။ ကတမေ ဓမ္မာ။ ပ။ ကတွာတိ အာဒိနာ၊ အစ ရှိသော။ နယေန၊ ဖြင့်။ ဝုတ္တေသု၊ ဟောတော်မူအပ်ကုန်သော။ ကမာ-ဝစရဓမ္မေသု၊ ကမာမာဝစရ တရားတို့၌။ ပရိယာပန္နံ၊ အကျုံးဝင်သော။ (စိတ္တံ

၁။ ကမာမာဝစရန္တိ။ ။ “ကမာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ” ဟူသော ပါဠိတော်၌ စိတ္တံနှင့် အရတူသော ကမာမာဝစရံပုဒ်ကို ဖွင့်ပြလို၍ “ကမာမာဝစရန္တိ” ဟု သံဝဏ္ဏေတဗ္ဗ တည်ပြီးလျှင် “ကမာမာဝစရဓမ္မေသု ပရိယာပန္နံ” ဟု စိတ်ကိုပင် ရအောင် ဖွင့်ပြသည်။ ကမာမာဝစရ ဓမ္မေသု ပရိယာပန္နံ- ကမာမာဝစရတရားတို့၌ အကျုံးဝင်သော စိတ်ကို “ကမာမာဝစရ” ခေါ်သည်-ဟုလို။ ဤ စကားအရ ကမာမာဝစရ၌ “အဝ+စရ-သက်ဝင်၍+ဖြစ်” ဟူရာဝယ် “အကျုံးဝင်ခြင်း၊ အတွင်းဝင်ခြင်း၊ ပါဝင်ခြင်းတည်း” ဟု အဓိပ္ပာယ်မှတ်ပါ။ [အဝစရ ကို “ပရိယာပန္နံ” ဟု ဖွင့်ခြင်းလည်း နိက္ခေပကဏ္ဍ ပါဠိတော်၌ပင် “ဧတ္တာဝစရာ ဧတ္ထ ပရိယာပန္နာ” ဟု အဝစရနှင့် ပရိယာပန္နံကို ပရိယာယ် အဖြစ်ဖြင့် ဟောတော်မူသောကြောင့်တည်း။]

၂။ အာဒိနာ နယေန။ ။ “ဟေဋ္ဌတော အဝိစိနိရယံ။ ပ။ ကတွာ” စသော ပါဠိ တော်သည် နောက် နိက္ခေပကဏ္ဍ၌လာလတ္တံ့ သောပါဠိ ဖြစ်သော်လည်း ထို ပါဠိအတိုင်း မဟုတ်သောကြောင့် “အာဒိနာ နယေန” ဟု နယေန-သဒ္ဒါကို သုံးစွဲဟန်တူသည်။ ထိုပါဠိတော်နှင့် ထိုပါဠိအဖွင့်ကို နိက္ခေပကဏ္ဍ ပါဠိအဋ္ဌကထာ၌ တွေ့ရပါလိမ့်မည်။ ပါဠိရှိတိုင်း သင့်ရုံအနက်ကိုကား “ဟေဋ္ဌတော၊ အောက်အဖို့အားဖြင့်။ အဝိစိနိရယံ၊ ကို။ (ပရိယန္တံ ကတွာ၊ အဆုံး အပိုင်းအခြားပြု၍။) ဥပရိတော၊ အထက်အဖို့အားဖြင့်။ ပရနိမ္မိတဝသဝတ္တိံ၊ ပရနိမ္မိတဝသဝတ္တိ နတ်ပြည်ကို။ ပရိယန္တံ ကတွာ၊ ၍” ဟု ပေးပါ။

ဥပုန္နံ ဟောတိ-၌ စပ်။) တတြံ၊ ထို ကာမာဝစရံ ဟူသော စကားရပ်၌။ အယံ၊ ဤ ဆိုအပ်လတ္တံ့ကား။ ဝစနတ္ထော^၁၊ ဝစနတ္ထ တည်း။ ကာမာ၊ ကာမတို့ သည်။ ဝတ္ထုကာမော စ၊ ဝတ္ထုကာမ လည်းကောင်း။ ကိလေသကာမော စ၊ ကိလေသကာမ လည်းကောင်း။ (ဣတိ၊ ဤသို့။) ဥဒ္ဓါနတော^၂၊ အကျဉ်း ချုပ်အားဖြင့်။ ဒွေ၊ ၂-ပါးတို့တည်း။ တတ္ထ၊ တို့ ၂-ပါးတို့တွင်။ ကိလေသကာမော၊ ကိလေသကာမ သည်။ အတ္ထတော၊ တရားကိုယ် အနက်အားဖြင့်။ ဆန္ဒရာဂေါ၊ ဆန္ဒရာဂ သာတည်း။ ဝါ၊ နှစ်သက်တတ် တပ်မက်တတ်သော လောဘသာတည်း။ ဝတ္ထုကာမော၊ ဝတ္ထုကာမ သည်။ တေဘူမကဝဋ္ဌံ၊ ဘုံ ၃-ပါး၌ဖြစ်သော ဝဋ္ဌံတရားတည်း။ စ၊ ဆက်။ ဧတ္ထ၊ ဤ ၂-မျိုးတို့တွင်။ ကိလေသကာမော၊ ကိလေသကာမ သည်။ ကာမေတိ၊ လိုလား တောင့်တ တတ်၏။ ဣတိ၊ ဤ ကတ္ထုသင်္ခါ ဝစနတ္ထကြောင့်။ ကာမော၊ ကာမ မည်၏။ ပန၊ ကား။ ဣတရော၊ ကိလေသကာမ မှူးတပါးသော ဝတ္ထုကာမသည်။ ကာမိယတိ၊ လိုလား တောင့်တ အပ်၏။ ဣတိ၊ ဤ ကမ္မသင်္ခါ ဝစနတ္ထ ကြောင့်။ ကာမော၊ မည်၏။

၁။ ဝစနတ္ထော။ ။ “တတြာယံ ဝစနတ္ထော” သည် ကာမာဝစရံပုဒ်၏ ဝစနတ္ထကို ပြလို၍ စချီသော အခြေခံ စကားတည်း။ စကားတရပ်ကို ချဲ့လို၍ (သစ်ပင်ကလေး များ ပျိုးထားသကဲ့သို့) မျိုးထားသော စကားပျိုး အခြေခံ ပါဒက “သင်္ခေပဝါကျ” ဟု မှတ်ပါ။ “ဝစနတ္ထ” ဆိုသော်လည်း ဝိဂြိုဟ်ဝါကျ ပြုလုပ်၍ ပြရုံသာမက အရ ကောက် အဓိပ္ပာယ်တို့ကိုပါ ပြလိမ့်မည်။ ဤ ဝစနတ္ထ၏ အကျယ်နယ်မှာ “အပိ စ။ပ။ အဝစာရေတိတိ ကာမာဝစရံ” တိုင်အောင် တည်း။

၂။ ဥဒ္ဓါနတော။ ။ “ဥပုပ္ပ ဒါ=ရက္ခဏေ” ဟူသော ဓာတ်၊ ယု-ပစ္စည်းဖြစ်၍ ဥ-နောက်ဒွေဘော်ရောက်ရကား “ဥဒ္ဓါနံ” ဟု မင်္ဂုမှန်ရှိပါစေ။ [သက္ကတအဘိဓာန် ၌ “ဒေါ-ဓာတ်” ဟု ဆို၏။] ဥဒ္ဓါ၊ အထက်ဖြစ်သော နောက်အကျယ်၌။ ဒါတိ ရက္ခတိ၊ စောင့်ရှောက်တတ်၏။ ဣတိ ဥဒ္ဓါနံ။ နောက် အကျယ်စကားကို ပျောက်ကွယ်မသွား အောင် အကျဉ်းချုပ်အားဖြင့် စောင့်ရှောက်တတ်သောကြောင့် “ဥဒ္ဓါနံ” ဟု ခေါ် သည်။ ထို့ကြောင့် ဋီကာ၌ “ဥဒ္ဓေသတော သင်္ခေပတော” ဟု ဖွင့်သည်။ “ဥဒ္ဓေသ” အရ “ရွတ်ဆိုအပ်သော ပါဠိ” ဟူသော အနက်ကို ယူမည်စိုး၍ ဥဒ္ဓေသတောကို “သင်္ခေပတော” ဟု ထပ်ဖွင့်သည်။ မရ၌ကား ဥဒ္ဓေသတောဖြင့် ပီတိ သမုဋ္ဌိတဝစန၊ ဂါထာဝစန ဟူသော ဥဒါန်းအနက်ကို တားမြစ်သည် ဟု ဆို၏။ ဥဒါနံနှင့် ဥဒ္ဓါနံသည် ရုပ် ပြီးချင်းလည်း မတူ၊ အနက်ချင်းလည်း မတူသောကြောင့် ထိုစကားကို စဉ်းစားပါ။] ကာမ ၂-မျိုး၏ အရကောက်နှင့် ဝစနတ္ထကို အဋ္ဌကထာအတိုင်း သိသာပြီ။]

ပန၊ ဆက်။ [“ပန၊ ကာမ ဟူသောပုဒ်၏ ဝစနတ္ထမှတစ်ပါး ကာမာဝစရ ဟူသောပုဒ်၏ ဝစနတ္ထကို ဆိုဦးအံ့” ဟု ရှေးနိဿယ-၌ ပေး၏။] ယသ္မိံ ပဒေသေ၊ အကြင် အရပ်၌။ ဒုဝိဇောပိ၊ (ဝတ္ထုကာမ ကိလေသကာမအားဖြင့်) ၂-ပါး အပြားရှိသည်လည်း ဖြစ်သော။ ဧသော ကာမော၊ ဤ ကာမသည်။ ပဝတ္ထိဝသေန၊ ဖြစ်ခြင်း၏ အစမ်းဖြင့်။ အဝစရတိ၊ သက်ဝင်၍ ဖြစ်တတ်၏။ [ရှေးက “ကျင်လည်၏” ဟု ပေး၏။] စတုန္နံ၊ ၄-ပါးကုန်သော။ အပါယာနံ၊ အပါယ်တို့၏လည်းကောင်း။ မနုဿာနံ၊ လူတို့၏လည်းကောင်း။ ဆန္နံ၊ ၆-ထပ်ကုန်သော။ ဒေဝလောကာနံ စ၊ နတ်ပြည် တို့၏လည်းကောင်း။ ဝသေန၊ အပြားဖြင့်။ ဧကောဒသဝိဇော၊ ၁၁-ပါး အပြားရှိသော။ သော ပဒေသော၊ ထို အရပ်သည်။ (ကာမာဝစရော-၌ စပ်။) ဣတ္ထိ၊ ဤ ကာမ ၁၁-ဘုံ၌။ ကာမော၊ ဝတ္ထုကာမ ကိလေသကာမ သည်။ အဝစရတိ၊ သက်ဝင်၍ ဖြစ်တတ်၏။ ဝါ၊ ပါဝင်၏။ ဣတိ၊ ကြောင့်။ (ထိုသို့ ကာမ ၂-မျိုးလုံး၏ သက်ဝင်၍ ဖြစ်ရာ၏ အဖြစ်ကြောင့်။) ကာမာဝစရော၊ ကာမာဝစရ မည်၏။ သသတ္တာဝစရော ဝိယ၊ သသတ္တာဝစရော ကဲ့သို့တည်း။

၁။ ယသ္မိံ ပန၊ ပ။ ကာမာဝစရော။ ။ ဤ စကားဖြင့် “ကာမာဝစရ” အရ စိတ်ကို မပြသေး။ ပဒေသ (ဘုံဌာန) ကိုသာ ပြသေး၏။ ထို့ကြောင့် သော ပဒေသောနှင့် အရတူ လိင်တူအောင် “ကာမာဝစရော” ဟု ထားသည်။ “ဒုဝိဇော ပေသော” ၌ပင်သည် သမ္ဘာဝနာဇောတက၊ အဝယဝ-သမုစ္စည်းတည်း။ ကာမ တမျိုးသာ မက၊ ကိလေသကာမ ဝတ္ထုကာမ ၂-မျိုးလုံး၏ သက်ဝင်၍ ဖြစ်ရာဖြစ်သောကြောင့် ကာမတဆယ့်တစ်ဘုံကို “ကာမာဝစရ” ဟု ခေါ်ရသည်-ဟုလို။ [“အဝစရတိ ဣတ္ထာတိ အဝစရော။ ကာမဿ၊ ၂-မျိုးလုံးသော ကာမ၏+အဝစရော၊ သက်ဝင်၍ ဖြစ်ရာအရပ် (ဘုံဌာန) တည်း။ ကာမာဝစရော၊ ရပ်” ဟု ပြပါ။ ပဝတ္ထိဝသေနဖြင့် နောက်နည်း၌ လာမည့် အာရမ္မဏကရဏဝသေနကို ကန့်သည်။]

၂။ သသတ္တာဝစရော ဝိယ။ ။ သတ္တေန သဟ ယေ ဝတ္တန္တိတိ သသတ္တာ။ သသတ္တာနံ၊ လက်နက်နှင့် တကွဖြစ်သော စစ်သားတို့၏+အဝစရော၊ လှည့်လည်ရာ အရပ်တည်း။ သသတ္တာဝစရော၊ ရပ်။ ထိုအရပ်၌ လက်နက်ပေါသော၊ ဗွဲ့ပဒ စတုပ္ပဒ သတ္တဝါတို့ လှည့်လည် နေထိုင်ကြသေး၏။ သို့သော် ဥပလက္ခဏ နည်းအားဖြင့် လက်နက်ကိုင်သူတို့ဖြင့် ထို အရပ်ကို မှတ်သား၍ သသတ္တာဝစရ-ဟု ခေါ်ရသည်။ ယထာ ဟိ စသည်ကား ထို ဥပမာ၏အကျယ်တည်း။ [တေသံ အဘိလက္ခိတတ္တာကိ တေဟိ သသတ္တပုရိသေဟိ ပဒေသဿ အဘိလက္ခိတဗ္ဗဘာဝတော။-ယောဇနာ။]

မေးဖွယ်။ ။ ရူပါဝစရ အရူပါဝစရ စိတ် စေတသိက်တို့သည်။ (“ဝတ္ထုကာမော တောဘူမကဝန္တံ” နှင့်အညီ) ဝတ္ထုကာမ၌ ပါဝင်၏။ ထိုစိတ်တို့ကို နှစ်သက်သော ရူပရာဂ အရူပရာဂလည်း ကိလေသာ ၁၀-ပါးတွင် ပါဝင်သော လောဘကိလေသာ ဖြစ်ရကား

ဟိ၊ ချဲ့။ ယသ္မိံ ပဒေသေ၊ အကြင် အရပ်၌။ သသတ္တာ၊ လက်နက်နှင့် တကွဖြစ်ကုန်သော။ ပုရိသာ၊ တို့သည်။ အဝစရန္တိ၊ သက်ဝင်၍ ဖြစ်ကုန်၏။ ဝါ၊ လှည့်လည်ကုန်၏။ သော၊ ထို အရပ်ကို။ (ဝုစ္စတိ-၌ စပ်။) အညေသု၊ လက်နက်ကို ယောက်ျားတို့မှ တပါးကုန်သော။ အဝစရန္တေသု၊ သက်ဝင်၍ ဖြစ်ကုန်သော။ ဝါ၊ လှည့်လည်ကုန်သော။ ဒွိပဒစတုပဒေသု၊ အခြေ ၂-ချောင်း ရှိ အခြေ ၄-ချောင်းရှိသော သတ္တဝါတို့သည်။ ဝိဇ္ဇမာနေသုပိ၊ ထင်ရှားရှိပါ ကုန်သော်လည်း။ တေသံ၊ ထို လက်နက်ကို ယောက်ျားတို့ဖြင့်။ (တဿ၊ ထို အရပ်၏။ ဝါ၊ ကို။) အဘိလက္ခိတတ္တာ၊ မှတ်သားအပ်သည်၏ ဖြစ်ကြောင့်။ သသတ္တာဝစရောတေဝ၊ သသတ္တာဝစရ ဟူ၍သာ။ ဝုစ္စတိ ယထာ၊ ကဲ့သို့။ ဧဝံ၊ တူ။ အညေသု၊ ကာမ တရားတို့မှ တပါးကုန်သော။ [ကာမော အဝစရတိ ကြည့်၍ စွဲသည်။] တတ္ထ၊ ထို ကာမဘုံ၌။ အဝစရန္တေသု၊ သက်ဝင်၍ ဖြစ်ကုန် သော ရူပါဝစရာဒီသု၊ ရူပါဝစရ အစရှိသော တရားတို့သည်။ ဝိဇ္ဇမာနေသုပိ၊ ကုန်သော်လည်း။ တေသံ၊ ထိုကာမတရားတို့ဖြင့် [ဣမဿ ပဒေသဿ၊ ဤ ကာမ တဆယ့်တဘုံဟူသော အရပ်၏။ (သမ္ဗန်ထည့်သည်။) ဝါ၊ ကို။] အဘိလက္ခိ- တတ္တာ၊ ကြောင့်။ အယံ ပဒေသော၊ ကာမ ၁၁-ဘုံဟူသော ဤ အရပ်ကို။ ကာမာဝစရောတေဝ၊ ကာမာဝစရ ဟူ၍သာ။ ဝုစ္စတိ၊ ၏။

[ကာမ တဆယ့်တစ်ဘုံကို “ကာမာဝစရ” ဟု ခေါ်ထားလျှင် စိတ်ကို အရ ကောက်သောအခါ “ကာမာဝစရာဝစရ” ဆိုရမည်လော-ဟု စောဒနာဖွယ် ရှိသောကြောင့် သွာယံ။ပ။ဝုစ္စတိ” ဟု မိန့်တော်မူသည်။]

ကိလေသကာမ အမည်ရနိုင်၏။ ထိုသို့ဖြစ်လျှင် ကာမ ၂-မျိုးလုံးပင် ရူပ အရူပဘုံ၌လည်း ရှိနိုင်သောကြောင့် ထိုဘုံ ၂-ပါးလည်း ကာမာဝစရ မည်သင့်သည် မဟုတ်လော-ဟု မေးဖွယ်ရှိ၏။ အဖြေကား- “ကိလေသကာမ” ဟူရာ၌ ရူပ အရူပ တရားတို့ကို တပ်မက် သော သိမ်မွေ့သော ရာဂကို မဆိုလို။ ရူပသဒ္ဓ-စသည် အာရုံ ကာမဂုဏ်၌ တပ်မက်သော ထူထဲ ပြင်းပြသော မဟာလကိလေသာကိုသာ ဆိုလိုသောကြောင့် ရူပ အရူပ ဘုံတို့၌ ကိလေသကာမ မရှိ။ ထို့ကြောင့် ဒုဝိဇောပေသ-ဟူသော စကားဖြင့် ရူပ အရူပ ဘဝကို တားမြစ်နိုင်ပါသည်။ [နနု စ။၁။သုခုမတ္တာ။-ဋီကာ။]

ထပ်၍မေး။ “ဥဒ္ဓါနတော ဒွေ ကာမာ” တုန်းက ကာမမှန်လျှင် ကြမ်းတမ်း ထူထဲသည်ဖြစ်စေ သိမ်မွေ့သည်ဖြစ်စေ အားလုံးကို (ရူပ အရူပရာဂ ပါ) သိမ်းကျုံးပြီး ဖြစ်ပါလျက် “ဒုဝိဇော ပေသ” ကျမှ ထူထဲသော မဟာလကိလေသကာမကိုသာ အဘယ် နည်းဖြင့် ယူနိုင်ပါသနည်းဟု မေးဖွယ်ရှိ၏။ အဖြေကား-ဥဒ္ဓါနတော ဒွေကာမာ တုန်းက ကာမအားလုံးကို သိမ်းကျုံးလိုက်သော်လည်း ဒုဝိဇော ပေသ အရ၌ကား ဧကဒေသျှ။- ပစာရအားဖြင့် ပြင်းပြသော ကာမရာဂနှင့် ထိုကာမရာဂ၏ အာရုံဖြစ်သော ဝတ္ထုကာမ ကိုသာ ယူရပါသည်။ [ကြွင်းသော မှတ်ဖွယ်ကို ဋီကာအဓိပ္ပာယ်၌ ရှုပါ။]

သွာယံ (သော+အယံ)၊ ထို ကာမာဝစရ အရပ်ကို။ (ဓူစတိ-၌ စပ်။) ရူပဘဝေါ၊ ရူပ ဘဝကို။ (ဥတ္တရပဒလောပံ၊ ဘဝဟူသော နောက်ပုဒ်ကို ချေခြင်းကို။ ကတော၊ ပြု၍။) ရူပံ၊ ရူပဟူ၍။ ဓူစတိ ယထာ၊ ဆိုအပ်သကဲ့သို့။ ဝေံ၊ တူ။ ဥတ္တရပဒလောပံ၊ အဝစရ ဟူသော နောက်ပုဒ်ကို ချေခြင်းကို။ ကတော။ ကာမောတွေဝ၊ ကာမဟူ၍သာ။ ဓူစတိ။ ဝေံ၊ ဤသို့လျှင်။ ဝါ၊ ဤနည်းအားဖြင့်။ ဣဒံ စိတ္တံ၊ ဤ ပထမ မဟာကုသိုလ်စိတ်သည်။ [ပထမ မဟာကုသိုလ်စိတ်ကို ပြုနေသောအရာဖြစ်၍ ထိုစိတ်ကို “ဣဒံ” ဟု အနီးဟောသဒ္ဒါဖြင့် ညွှန်ပြသည်။] ကောဒသပဒေသသင်္ခါတေ၊ ၁၁-ဘုံ အရပ်ဟု ဆိုအပ်သော။ ဣမသ္မိံ ကာမေ၊ ဤ ကာမ ဘုံ၌။ အဝစရတိ၊ သက်ဝင်၍ ဖြစ်တတ်၏။ ဝါ၊ ပါဝင်တတ်၏။ ဣတိ။ ကြောင့်။ ကာမာဝစရံ၊ မည်၏။

ဟိ၊ မှန်။ ဧတံ၊ ဤ ပထမ မဟာကုသိုလ်စိတ်သည်။ [ရှေးနိဿယ၌ “၅၄-ပါးသော ကာမာဝစရစိတ်” ဟု ပေး၏။ ထို ၅၄-ပါးလုံး ရူပ အရူပဘုံ၌ မဖြစ်နိုင်ပါ။] ရူပါရူပဘဝေသုပိ၊ ရူပဘဝ အရူပဘဝ တို့၌လည်း။ ကိဉ္ဇာပိ အဝစရတိ၊ အကယ်၍ကား သက်ဝင်၍ ဖြစ်ပါပေ၏။ (အကယ်၍ကား ပါဝင်ပါပေ၏။) ပန၊ ထိုသို့ပင် ပါဝင်ပါသော်လည်း။ သင်္ဂါမေ၊ စစ်မြေပြင်၌။ အဝစရဏတော၊ သက်ဝင်၍ ဖြစ်တတ်သည်၏ အဖြစ်ကြောင့်။ သင်္ဂါမာဝစ-

၁။ သွာယံ။ပ။ဓူစတိ။ ။ပြခဲ့သောနည်းအရ ကာမတဆယ့်တစ်ဘုံကို “ကာမာဝစရ”ဟု ခေါ်၏။ သို့သော် ဤအရာ၌ ကာမာဝစရံ စိတ္တံ ပါဠိတော်ကို ဖွင့်ပြနေသောကြောင့် စိတ်ကို “ကာမာဝစရ”ဟု ခေါ်ရမည်ဖြစ်ရကား ဘုံအရပ်ကို ဟောဆိုက်၌ “အဝစရ”ဟူသော နောက်ပုဒ်ကို ချေရသည်။ ဥပမာ-“ရူပဿ+ဘဝေါ ရူပံ”ဟူရာ၌ ဘဝဟူသော နောက်ပုဒ်ကို ချေထားသကဲ့သို့တည်း။ ထိုသို့ မချေလျှင်ကား စိတ်ကို ဟောရာ၌ “ကာမာဝစရဝစရံ”ဟု ရှိရလိမ့်မည်။ ထိုသို့ အဝစရဟူသော နောက်ပုဒ်ကို ချေပြီးမှ ဘုံအရပ်ကို “ကာမ”ဟု ခေါ်၍ စိတ်ကို ရအောင်ကား “အဝစရတိတိ အဝစရံ၊ ကာမေ+အဝစရံ ကာမာဝစရံ”ဟု ပြပါ။

၂။ ကိဉ္ဇာပိ ။ပ။ ဝေဒိတဗ္ဗံ။ ။ကာမာဝစရ အမည်ရသော ဤပထမ မဟာကုသိုလ်စိတ်သည် ရူပ အရူပ ဘုံတို့၌လည်း ဖြစ်သည်မဟုတ်လော၊ အဘယ်ကြောင့် “ကာမာဝစရ”ဟုသာ ခေါ်ရပါသနည်း ဟု မေးဖွယ်ရှိသောကြောင့် “ကိဉ္ဇာပိ”ဟု မိန့်သည်။ စစ်မြေပြင်၌ လှည့်လည်ခြင်း များသောကြောင့် “သင်္ဂါမာဝစရ”ဟု အမည်ရသော ဆင်ကြီးသည် တရံတခါ မြို့၌လှည့်လည်သော်လည်း သင်္ဂါမာဝစရ-နာမည် မပျက်သကဲ့သို့ ထို့အတူ ကာမဘုံ၌ ဖြစ်ခြင်း များသောကြောင့် တဗ္ဗာဟုလှည့်လည်ခြင်းဖြင့် ကာမာဝစရ အမည်ရသော ကုသိုလ်စိတ်သည် ရူပ အရူပ ဘဝ၌ ဖြစ်သော်လည်း ကာမာဝစရ-အမည် မပျက်တော့ပါ-ဟုလို။ [ထလစရ-ဇလစရ အမည်မပျက်ပုံလည်း နည်းတူ။]

ရောတိ၊ သင်္ဂါမာဝစရ ဟူ၍။ လဒ္ဓနာမကော၊ ရအပ်သော အမည်ရှိသော။ နာဂေါ၊ ဆင်ကို။ နဂရေ ခွံ။ စရန္တောပိ၊ လှည့်လည်ပါသော်လည်း။ သင်္ဂါ-မာဝစရောတွေဝ၊ သင်္ဂါမာဝစရဟူ၍သာ။ ဝုစ္စတိ ယထာ၊ ဆိုအပ်သကဲ့သို့လည်းကောင်း။ စ၊ သည်သာ မကသေး။ ထလဇလစရာ၊ ကုန်း၌ လှည့်လည်ကုန် ရေ၌ လှည့်လည်ကုန်သော။ ပါဏာ၊ သတ္တဝါတို့ကို။ အထလေ၊ ကုန်းမဟုတ်သော ရေအရပ်၌ လည်းကောင်း။ အဇလေ စ၊ ရေမဟုတ်သော ကုန်းအရပ်၌ လည်းကောင်း။ ဌိတာ၊ တည်ကုန်သည်။ (သမာနာ) ပိ၊ ဖြစ်ပါကုန်သော်လည်း။ ထလစရာ ဇလစရာတွေဝ၊ ထလစရ ဇလစရတို့ ဟူ၍သာ။ ဝုစ္စန္တိ ယထာ၊ ဆိုအပ်ကုန် သကဲ့သို့ လည်းကောင်း။ ဝေံ၊ တူ။ ဣဒံ၊ ဤ ပထမမဟာကုသိုလ်စိတ်ကို။ အညတ္တ၊ ကာမဘုံမှ တပါးသော ရူပ အရူပဘုံ၌ အဝစရန္တမ္ပိ၊ သက်ဝင်၍ ဖြစ်ပါသော်လည်း။ ဝါ၊ ပါဝင်ပါသော်လည်း။ ကာမာဝစရမေဝါတိ၊ ကာမာဝစရ စိတ်ဟူ၍သာ။ ဝေဒိတဗ္ဗံ၊ ၏။

ဝါ၊ တနည်း။ အာရမ္မဏကရဏဝသေန၊ အာရုံပြုခြင်း၏ အစွမ်းဖြင့်။ [ဤ ဝိသေသနဖြင့် ဆိုအပ်ပြီးသော “ပဝတ္ထိဝသေန” ကို ကန့်။] ဣတ္ထိ၊ ဤ စိတ်၌။ ကာမော၊ ကိလေသကာမ သည်။ အဝစရတိ၊ သက်ဝင်၍ ဖြစ်တတ်၏။ ဣတိပိ၊ ကြောင့်လည်း။ ကာမာဝစရံ၊ မည်၏။ စ၊ ဆက်။ သေ (သော ကာမော)၊ ဤ ကိလေသကာမသည်။ (ဗဟလကိလေသကာမ မဟုတ်သော သုခုမကိလေသာကို ဆိုသည်။) ရူပါရူပါဝစရေသုပိ၊ ရူပ အရူပါဝစရစိတ်တို့၌ လည်း။ ကာမံ အဝစရတိ၊ အကယ်၍ကား သက်ဝင်၍ ဖြစ်ပါပေ၏။ ပန၊ ထိုသို့ပင် သက်ဝင်၍ ဖြစ်ပါသော်လည်း။ ဝဒတိ၊ မြည်တတ်၏။ ဣတိ၊ ကြောင့်။

၁။ ကာမဉ္ဇူ။ပ။ဝေဒိတဗ္ဗံ။ ။ကာမော အဝစရတိတိပိ ၌ “ကာမော” အရ ရူပရာဂ အရူပရာဂနှင့်တကွ ကိလေသာအားလုံးကို ယူရ၏။ [အာရမ္မဏကရဏဝသေနာတိ အာဒိကေ ကာမောတိ သဗ္ဗံ တဏှမာဟ။] ထိုတွင် ကာမတရားတို့ကို အာရုံပြုသော ကိလေသကာမ၏ ဖြစ်ရာဖြစ်သောကြောင့် ကာမာဝစရဟု ခေါ်လျှင် ရူပအရူပါဝစရစိတ်တို့လည်း ရူပရာဂ အရူပရာဂဟူသော ကိလေသကာမ၏ အာရုံပြုသောအားဖြင့် ဖြစ်ရာဖြစ်သောကြောင့် ကာမာဝစရ-အမည် ရနိုင်သည်မဟုတ်လောဟု မေးဖွယ်ရှိရကား “ကာမဉ္ဇူ” စသည်မိန့်။ “ဘူးဘူး” ဟု မြည်တတ်သောကြောင့် “ဝစ္စော” ဟု လည်းကောင်း၊ မြေပေါ်၌ အိပ်တတ်သောကြောင့် “မဟိံသော” ဟု လည်းကောင်း နာမည်မှည့်ထားရာ၌ ထို အမည်သည် အထင်ရူဠိအားဖြင့် နွားငယ်၏ အမည်၊ ကျွန်အမည်သာဖြစ်၍ မြည်တတ်သောသတ္တဝါ မြေ၌အိပ်တတ်သော သတ္တဝါ အားလုံး၏ အမည် မဖြစ်နိုင်သကဲ့သို့ ထို့အတူ ဤ ကာမာဝစရ-အမည်လည်း အထင်ရူဠိအားဖြင့် ကာမာဝစရ တရားတို့၏ အမည်သာ ဖြစ်သောကြောင့် ရူပါဝစရ အရူပါဝစရ တရားတို့မှာ “ကာမာဝစရ” အမည် မရနိုင်ပါ-ဟူလို။

ဝတ္ထော၊ ဝတ္ထ-မည်၏။ မဟိယံ၊ မြေ၌။ သေတိ၊ အိပ်တတ်၏။ ဣတိ၊ ကြောင့်။ မဟိသော၊ မည်၏။ ဣတိ၊ သို့။ ဝုတ္တော၊ ဆိုအပ်သော်။ ဝါ၊ ဆိုအပ်ရာ၌။ ယတ္တကာ၊ အကြင်မျှ အတိုင်းအရှည်ရှိကုန်သော။ သတ္တာ၊ တို့သည်။ ဝဒန္တိ၊ မြည်တတ်ကုန်၏။ မဟိယံ ဝါ၊ မြေပေါ်၌ သော်လည်း။ သေန္တိ၊ အိပ်တတ်ကုန်၏။ သဗ္ဗေသံ၊ အလုံးစုံကုန်သော။ (တတ္တကာနံ၊ ထိုမျှ အတိုင်းအရှည်ရှိသော သတ္တဝါတို့၏။) တံ နာမံ၊ ထို ဝတ္ထ မဟိသ-ဟူသော နာမည်သည်။ န ဟောတိ ယထာ၊ မဖြစ်သကဲ့သို့။ ဝေ၊ တူ။ ဣဒံ သမ္ပဒံ၊ ဤ မချွတ်မယွင်း ပြီးစီးခြင်း ရှိသော ဥပမေယျကို။ ဝေဒိတဗ္ဗံ၊ ၏။ [ဣဒံ သမ္ပဒံ၏ အဖွင့်ကို ပါရာဇိကဏ် ဘာသာဋီကာ ဝေရဉ္စကဏ္ဍ ဒိဗ္ဗစက္ခုကထာ၌ ပြခဲ့ပြီ။]

အပိ စ၊ သည်သာ မကသေး။ (ယံ စိတ္တံ၊ အကြင်စိတ်သည်။ ကာမဘဝ သင်္ခါတေ၊ ကာမဘဝ ဟု ဆိုအပ်သော။ ကာမေ၊ ကာမ၌။ ပဋိသန္ဓိံ၊ ပဋိသန္ဓေကို။ အဝစာရေတိ၊ သက်ဝင်၍ ဖြစ်စေတတ်၏။ ဣတိ၊ ကြောင့်။ (တံ စိတ္တံ)။ ကာမာဝစရံ၊ မည်၏။ [“ဣတိ အယံ၊ ကာမံ။ ဝစနတ္ထော၊ တည်း” ဟု နိဂုံးထည့်ပါ။]

ကုသလန္တိ၊ ကာမံ။ ကုစ္ဆိတာနံ၊ စက်ဆုပ်အပ်ကုန်သော အကုသိုလ်တရား တို့ကို။ သလနာဒိဟိ၊ တုန်လှုပ်စေခြင်း အစရှိကုန်သော။ အတ္ထေဟိ၊ အနက်တို့ ကြောင့်။ ကုသလံ၊ ကုသလမည်သော။ (စိတ္တံ-၌ စပ်။) အပိ စ၊ သည်သာ

၁။ အပိ စ။ ။ ဤနည်း၌ ကား “ကာမ” အရ ပြခဲ့သော အဝစရကို ချေသောနည်း ဖြင့် ကာမဘုံကို ယူ၍ ထို ကာမဘုံ၌ ပဋိသန္ဓေကို ဖြစ်စေတတ်သော ကာမာဝစရ- ကုသိုလ်ကို “ကာမာဝစာရံ” ဟု ဆိုလိုလျက် စာ၌ အာကို ရသယပြု၍ “ကာမာဝစရံ” ဟု ဖြစ်ရသည်။ [“အဝစာရေတိ၊ ပဋိသန္ဓေကို သက်ဝင်၍ ဖြစ်စေတတ်၏။ ဣတိ အဝစာရံ။ ကာမေ+အဝစာရံ ကာမာဝစရံ” ဟုပြု။] ကုသိုလ် အကုသိုလ် အရာ၌ သာ ဤနည်း ရနိုင်၏။ ဝိပါက် ကြိယာကို ကာမာဝစရ ခေါ်ရာ၌ ဤနည်း မရနိုင်။

၂။ ကုသလံ။ ။ “ကုစ္ဆိတာနံ သလနာဒိဟိ” ၌ အာဒိဖြင့် “ကုသလာ ဓံဗ္ဗာ” ဟု သော မာတိကာအဖွင့်၌ ပြခဲ့သော စလန ကမ္မန ဝိဒ္ဓံသန တို့ကိုလည်းကောင်း၊ ကုစ္ဆိ- တသယန ကုသလဝန ကုသလာန တို့ကိုလည်းကောင်း ယူပါ။ ဤ အနက်များသည် ဝိဂ္ဂိဟ်နက်ဖြစ်သော ဝစနတ္ထ (သဒ္ဓါနက်) တည်း။ ထိုအနက်များကို ပြခဲ့ပြီးဖြစ်သော ကြောင့် အကျယ်မပြတော့ပဲ အကျဉ်းမျှ ပြသည်။ အပိ စ-စသည်ဖြင့် ပြအပ်သော အနက်တို့ကား အဘိဓမ္မေယျတ္ထ (ကုသလ-သဒ္ဓါ၏ ဟောနက်များ) တည်း။ ထို အဘိ-ဓမ္မေယျတ္ထတို့၏ သာဓကပါဠိများကို မာတိကာအဖွင့်၌ ပြထားပြီ။

မကလေး။ အာရောဂျဋ္ဌေန^၁၊ ထိုးကျင်ဖျားနာ ရောဂါမရှိသည်၏ အဖြစ်ဟူသော အနက်ကြောင့် လည်းကောင်း။ အနဝဇ္ဇဋ္ဌေန၊ အပြစ်မရှိသည်၏ အဖြစ်ဟူသော အနက်ကြောင့်လည်းကောင်း။ ကောသလ္လသမ္ဘူတဋ္ဌေန စ၊ ဉာဏ်ပညာကြောင့် ကောင်းစွာဖြစ်သည်၏ အဖြစ်ဟူသော အနက်ကြောင့် လည်းကောင်း။ ကုသလံ၊ မည်သော။ (စိတ္တံ-၌ စပ်။) ဟိ၊ ချဲ့။ ကစ္စံ နု ဘောဟော ကုသလန္တိ၊ ကစ္စံ နု ဘောတော ကုသလံ-ဟူသော ပါဠိတော်၌။ (မဟာဟံသဇာတ် ပါဠိတော်၌။) ရူပကာယေ၊ ရူပကာယ၌။ အနာတုရတာယ၊ ကျင်နာခြင်း မရှိသည်၏အဖြစ် ကြောင့် လည်းကောင်း။ အဂေလညေန၊ ဂိလာန မဟုတ်သည်၏ အဖြစ် ကြောင့် လည်းကောင်း။ နိဗျာဓိတာယ၊ အနာမရှိသည်၏ အဖြစ်ကြောင့် လည်းကောင်း။ (အာရောဂျ-၌ စပ်။) အာရောဂျဋ္ဌေန၊ ထို ၃-မျိုးသော ရောဂါ မရှိသည်၏ အဖြစ်ဟူသော အနက်ကြောင့်။ ကုသလံ၊ ကုသလ-သဒ္ဓါကို။ ဝုတ္တံ ယထေဝ၊ ဟောပော်မှုအပ် သကဲ့သို့။ ဝေ၊ တူ။ အရူပဓမ္မေပိ၊ နာမ် တရား၌လည်း။ ကိလေသာတုရတာယ စ၊ ကိလေသာဟူသော ကျင်နာခြင်း ရှိသည်၏အဖြစ်၏ လည်းကောင်း။ ကိလေသဂေလညဿ စ၊ ကိလေသာဟူသော မကျန်းမာသူ၏ အဖြစ်၏လည်းကောင်း။ ကိလေသဗျာဓိနော၊ ကိလေသာဟူ သော အနာ၏လည်းကောင်း။ အဘာဝေန၊ မရှိခြင်းကြောင့်။ ဝါ၊ မရှိသည့် အတွက်။ အာရောဂျဋ္ဌေန၊ ထို ၃-မျိုးသော ရောဂါ မရှိသည်၏ အဖြစ် ဟူသော အနက်ကြောင့်။ ကုသလံ၊ ကုသလ-သဒ္ဓါကို။ ဝေဒိတဗ္ဗံ၊ ။ [ဤ အလို “ကုသလံ-ကိလေသာတည်းဟူသော ထိုးကျင်ဖျားနာ ရောဂါမရှိသော တရား”ဟု ပေးပါ။]

ပန၊ ကား။ (အာရောဂျဋ္ဌေန၏ အကျယ်မှတစ်ပါး အနဝဇ္ဇဋ္ဌေန၏ အကျယ် ကား။) ကိလေသာဝဇ္ဇဿ ကိလေသဒေါသဿ၊ ကိလေသာဟူသော အပြစ်၏ လည်းကောင်း။ [အဝဇ္ဇကိုပင် ဒေါသဟု ဖွင့်သည်။] ကိလေသဒရထဿ စ၊ ကိလေသာဟူသော ပူလောင်ခြင်း၏လည်းကောင်း။ အဘာဝါ၊ မရှိခြင်းကြောင့်။

၁။ အာရောဂျဋ္ဌေန။ ။ “အရောဂဿ-ရောဂါမရှိသူ၏+ဘာဝေါ အာရောဂျံ” နှင့်အညီ အနာရောဂါကင်း၍ ကျန်းမာခြင်းဂုဏ်ကို “အာရောဂျံ”ဟု ခေါ်၏။ “အရောဂ”၌ “ရောဂါ”ဟူသည့် အာတုရတာ-ကျင်နာခြင်းဟူသော ညောင်းညာကိုက်ခဲခြင်း၊ ဂေလည-မကျန်းမမာ ဖျားနာခြင်း၊ ဗျာဓိ-အနာဖြစ်ခြင်း ဤ ၃-မျိုးလုံးနှင့် ဆိုင်၏။ ထို့ကြောင့် အာရောဂျ၏ သရုပ်ကိုပြရာ၌ “အနာတုရတာယ၊ အဂေလညေန၊ နိဗျာဓိ-တာယ”ဟု ထို ၃-မျိုးလုံး၏ မရှိခြင်းကို ပြသည်။ ထိုအနာတုရတာယ-စသော ၃-ပုဒ် သည် နောက်၌ “အဘာဝါ အနဝဇ္ဇဋ္ဌေန”ဝယ် အဘာဝါနှင့် သဘောတူသောကြောင့် အာရောဂျဋ္ဌ၏ ဟိတ်ကုဟု ကြံပါ။

၀၂။ မရှိသည့်အတွက်။ အနဝဇ္ဇဋ္ဌေန၊ အပြစ်မရှိသည်၏ အဖြစ်ဟူသောအနက်ကြောင့်။ ကုသလံ၊ မည်သော။ (စိတ္တံ-၌ စပ်။) [ဤအလို-ကုသလံ၊ ကိလေသာတည်းဟူသော အပြစ်မရှိသော” ဟု ပေးပါ။]

[အနဝဇ္ဇဋ္ဌေန၏ အကျယ်ပြုပြီး၍ ကောသလ္လသမ္ဘူတဋ္ဌေန၏ အကျယ်ကို ပြလိုသောကြောင့် “ကောသလ္လံ ဝုစ္စတိ” စသည် မိန့်။]

ပညာ၊ ကို။ ကောသလ္လံ၊ ဟူ၍။ ဝုစ္စတိ၊ ၏။ ကောသလ္လတော၊ ဉာဏ်ပညာကြောင့်။ သမ္ဘူတတ္တာ၊ ကောင်းစွာဖြစ်သည်၏ အဖြစ်ကြောင့်။ ၀၂။ အတွက်။ ကောသလ္လသမ္ဘူတဋ္ဌေန၊ ဉာဏ်ပညာကြောင့် ကောင်းစွာဖြစ်သည်၏ အဖြစ်ဟူသော အနက်ကြောင့်။ ကုသလံ၊ မည်သော။ (စိတ္တံ-၌ စပ်။) [ဤအလို “ကုသလံ-ဉာဏ်ပညာကြောင့်ကောင်းစွာဖြစ်သော” ဟု ပေး။]

[ဉာဏ်ပညာကြောင့် ကောင်းစွာဖြစ် ဟူသောစကားနှင့် စပ်၍ ဉာဏဝိပုယုတ်စိတ်၏ ကုသလအမည်ရပ်ကို ထင်ရှားဖို့ရာ စောဒနာ သောဓနာကို ပြလိုသောကြောင့် “ဉာဏသမ္ပယုတ္တံ” စသည် မိန့်။]

ဉာဏသမ္ပယုတ္တံ၊ ဉာဏသမ္ပယုတ်စိတ်သည်။ ဧဝံ၊ ဤ ကောသလ္လသမ္ဘူတအနက်ကြောင့် ကုသလ မည်သည်။ တာဝ ဟောတု၊ ရှိပါစေဦးတော့။ ဉာဏဝိပုယုတ္တံ၊ ဉာဏဝိပုယုတ်စိတ်သည်။ ကထံ၊ အဘယ်နည်းဖြင့် (ဧဝံ၊ ဤ ကောသလ္လသမ္ဘူတ အနက်ကြောင့် ကုသလ မည်သည်။ ဟောတိ၊ ဖြစ်နိုင်ပါသနည်း။) ဣတိ၊ ဤကား အမေးတည်း။ တမ္ပိ၊ ထို ဉာဏဝိပုယုတ် စိတ်သည်လည်း။ ရုဇ္ဈိသဒ္ဓေန၊ ရုဇ္ဈိသဒ္ဓါအားဖြင့်။ ကုသလမေဝ၊ ကုသလ ဖြစ်သည်သာ။ ဟိ၊ ဥပမာ

၁။ ကောသလ္လံ။ ပ။ ပညာ။ ။ “ဝုစ္စတိ ဝုတ္တံ၊ နာမံ ပရိယာယ၊ ရှိလကမူ၊ ဥပစာ” ဟူသော ရှေးဆရာတို့ မိန့်သည်နှင့်အညီ ဤ၌လည်း “ဝုစ္စတိ” ဖြင့် ကောသလ္လ-သဒ္ဓါ၏ ပညာအနက်ကို ဟောရာ၌ ရုဇ္ဈိသဒ္ဓါ ဖြစ်ကြောင်းကို ပြ၏။ ချဉ်းအံ့၊ -ကုသလ-သဒ္ဓါသည် “အာရောဂျ၊ အနဝဇ္ဇ၊ သုခဝိပါက၊ ဆေက” အနက်တို့ကိုဟော၏။ “ကုသလဿ+ဘာဝေါ ကောသလ္လံ” ဟု ပြသောအခါ အရောဂျဂုဏ် အနဝဇ္ဇဂုဏ် သုခဝိပါကဂုဏ်တို့ကိုလည်း ဟောခွင့်ရှိ၏။ ထိုတွင် ဤနေရာ၌ ကုသလ-သဒ္ဓါ၏ ဆေကအနက်ကိုယူ၍ “ကျမ်းကျင် နားလည်သူ၏ ဖြစ်ကြောင်းဖြစ်ရာ ဉာဏ်ပညာ အနက်ကို အထင်ရုဇ္ဈိ (အပေါင်း၏အမည်ကို အစိတ်၌တင်စားသော) ဧကဒေဿျူပစာရ အားဖြင့် ကောသလ္လ သဒ္ဓါက ဟောရသည်” ဟု သိစေလို၍ “ကောသလ္လံ ဝုစ္စတိ ပညာ” ဟု မိန့်သည်။

၂။ ရုဇ္ဈိသဒ္ဓေန။ ။ ရဟတိ၊ တပစ္စည်း၊ ဣတ္ထိဇောတက ဤပစ္စည်းဖြင့် “ရုဇ္ဈိ” ဟု ဖြစ်၏။ ရဟတိ၊ ထင်ရှားသော အနက်ပေါ်၌လည်းကောင်း၊ မူရင်းအနက်မှ တပါးသော အနက်ပေါ်၌လည်းကောင်း တက်ရောက်တတ်၏။ ဣတိ ရုဇ္ဈိ။ [မရဉ်ကား “ရဟတိ ပါက-ဇော ဟောတီတိ ရုဇ္ဈော” ဟု ပြလေ၏။] ရုဇ္ဈိစ+သာ+သဒ္ဓေါစာတိ ရုဇ္ဈိသဒ္ဓေါ။ ထို ရုဇ္ဈိသည် အတွင်၊ အထင်၊ အတင် ဟု ၃-မျိုးရှိ၏။ ထိုနှင့်ဆိုင်ရာ နိယံများကို နိယံကျမ်းတို့၌

ဆောင်ထင်အောင်ပြအံ့။ တာလပဏ္ဍဟိ၊ ထန်းရွက်တို့ဖြင့်။ အကတွာ၊ မပြုမူ၍။ ကိလဉ္ဇာဒိဟိ၊ နှီးဖျာ အစရှိသည်တို့ဖြင့်။ ကတံ၊ ပြုအပ်သည်။ သမာနံပိ၊ ဖြစ်ပါ သော်လည်း။ (ဝါ၊ ဖြစ်သောယပ်ကိုလည်း။) တံသရိက္ခတ္တာ၊ တို့ ထန်းရွက် ယပ်နှင့် တူသည်၏အဖြစ်ကြောင့်။ ရုဠိသဒ္ဓေန၊ ဖြင့်။ တာလဝဏ္ဏန္ဓေဝ၊ တာလဝဏ္ဏ ဟူ၍သာ။ ဝုစ္စတိ ယထေဝ၊ ဆိုအပ်သကဲ့သို့။ ဝေံ၊ တူ။ ဉာဏဝိပ္ပ- ယုတ္တမ္ပိ၊ ဉာဏဝိပ္ပယုတ် စိတ်ကိုလည်း။ ကုသလန္ဓေဝ၊ ကုသိုလ်စိတ် ဟူ၍သာ။ ဝေဒိတဗ္ဗံ၊ ၏။

ပန၊ ဆက်။ နိပ္ပရိယာယေန၊ ပရိယာယ်-မဟုတ် မုချအားဖြင့်။ ဉာဏ- သမ္ပယုတ္တံ၊ ဉာဏသမ္ပယုတ် စိတ်သည်။ အာရောဂျဋ္ဌေန၊ ထိုးကျင် ဖျားနာ ကိလေသာတည်းဟူသော ရောဂါမရှိသည် အဖြစ်ဟူသောအနက်လည်းကောင်း။ (ဣတိ-၌ စပ်။) အနဝဇ္ဇဋ္ဌေန၊ ကိလေသာတည်းဟူသော အပြစ်မရှိသည် အဖြစ် ဟူသော အနက် လည်းကောင်း။ ကောသလ္လသမ္ဘူတဋ္ဌေန၊ ဉာဏပညာကြောင့် ကောင်းစွာဖြစ်သည်၏ အဖြစ်ဟူသော အနက် လည်းကောင်း။ ဣတိ၊ သို့။ တိဝိဓေနပိ၊ ၃-ပါး အပြားရှိသော အနက်ကြောင့်လည်း။ ကုသလန္တိ နာမံ၊ ကုသလဟူသော အမည်ကို။ လဘတိ၊ ရ၏။ ဉာဏဝိပ္ပယုတ္တံ၊ ဉာဏဝိပ္ပယုတ်စိတ် သည်။ ဒုဝိဓေနေဝ၊ ၂-ပါးအပြားရှိသော အနက်ကြောင့်သာ။ (အာရောဂျဋ္ဌ၊ အနဝဇ္ဇဋ္ဌ-အနက်ကြောင့်သာ။) ကုသလန္တိ နာမံ လဘတံ။ [ဉာဏဝိပ္ပယုတ်စိတ် ၌ ရုဠိနည်းအားဖြင့် ကုသလ-အမည် မရခြင်းကို “နိပ္ပရိယာယေန” ဟု ဆိုသည်။ ဒုဝိဓေနေဝ-၌ ဝေံ-ဖြင့် ကောသလ္လသမ္ဘူတကို ကန့်။] ဣတိ၊ ဤသို့လျှင်။

ယူပါ။ ဉာဏဝိပ္ပယုတ်ကို ကောသလ္လသမ္ဘူတ အနက်ရှိသော ကုသလ-သဒ္ဓါက ဟောရာ ၌ ဉာဏသမ္ပယုတ် ကုသိုလ်နှင့် အနဝဇ္ဇသုခဝိပါကချင်း တူသောကြောင့် သဒ္ဓိသုပစာ- အတင်ရုဠိသဒ္ဓါ ဟု သိစေလို၍ “တံ သရိက္ခတ္တာ” ဟု ဆိုသည်။ [ဤ ရုဠိသဒ္ဓေနနှင့် စပ်၍ ရုဠိ၃-မျိုးရအောင် ဋီကာဖွင့်ထားသည်ကို ဋီကာအဖွင့်၌ ရှုပါ။]

၁။ ဣတိ ။ ပ။ ကထိတံ။ ။ [နိဂုံးကိုပြလို၍ “ဣတိ” စသည်မိန့်။] “ကစ္စိ န ဘော- တော ကုသလံ” ကား မဟာဟံသ-ဇာတ်တော် ပါဠိ ဖြစ်သောကြောင့် အာရောဂျ- ကုသလ ကို “ဇာတကပရိယာယကုသလ” ဟု ဆိုသည်။ “ကတမော ပန ဘန္တေ ကာယ သမာစာရော ကုသလော၊ ယော ခေါ မဟာရာဇ ကာယသမာစာရော အနဝဇ္ဇော” ဟု ကုသလာဓမ္မာ အဖွင့်၌ ပြခဲ့သော ပါဠိတော်သည် ဗာဟိတိကသုတ္တန် ဒေသနာတော် တည်း။ ထို့ကြောင့် အနဝဇ္ဇဋ္ဌ-ကုသလကို “ဗာဟိတိကသုတ္တပရိယာယကုသလ” ဟု ဆိုသည်။ ထိုပါဠိ၏ အဓိပ္ပာယ်ကို မာတိကာအဖွင့်၌ ပြခဲ့ပြီ။ အဘိဓမ္မ-ပါဠိတော်ဝယ် “ပညာဟောတိ” ဟူသော ဥဒ္ဓေသ၏ နိဒ္ဓေသံ၌ ပညာကို “ကောသလ္လံ” ဟု ဟောတော် မူ၏။ ထိုဉာဏ်နှင့် ယှဉ်သောကြောင့် ကုသလ ဟု အမည်ရသည့်အတွက် ကောသလ္လ သမ္ဘူတဋ္ဌ-ကုသလကို “အဘိဓမ္မပရိယာယကုသလ” ဟု ဆိုသည်။

ဇာတကပရိယာယေန၊ ဇာတ်တော်ဒေသနာ နည်းအားဖြင့်။ ယဉ္ဇ ကုသလံ၊ အကြင် ကုသိုလ်၏အဖြစ်ကို လည်းကောင်း။ ဝါ၊ အကြင် ကုသိုလ်အမည်ကို လည်းကောင်း။ [ကုသလန္တိ တုသလဘာဝံ အာဟ။-ဋီကာ။] ဗာဟိတိကသုတ္တပရိယာယေန၊ ဗာဟိတိကသုတ် ဒေသနာတော် နည်းအားဖြင့်။ ယဉ္ဇ ကုသလံ၊ ကိုလည်းကောင်း။ ဝါ၊ ကိုလည်းကောင်း။ အဘိဓမ္မပရိယာယေန၊ အဘိဓမ္မာ ဒေသနာတော်နည်းအားဖြင့်။ ယဉ္ဇ ကုသလံ၊ ကိုလည်းကောင်း။ ဝါ၊ ကိုလည်းကောင်း။ (မယာ၊ သည်။) ကထိတံ၊ ဆိုအပ်ပြီ။ ဝါ၊ ဆိုခဲ့ပြီ။ တံ သဗ္ဗံ၊ ထိုအလုံးစုံသော ကုသိုလ်၏အဖြစ်ကို။ ဝါ၊ ထိုအလုံးစုံသော ကုသိုလ် အမည်ကို။ တိဟိပိ၊ ၃-ပါးလည်းဖြစ်ကုန်သော။ အတ္ထေဟိ၊ အနက်တို့ကြောင့်။ ဣမသ္မိံ စိတ္တေ၊ ဤ ပထမ မဟာကုသိုလ်စိတ်၌။ လဗ္ဘတိ၊ ရအပ်၏။

[ကုသလ-သဒ္ဒါ၏ ဝစနတ္ထ၊ အဘိဓမ္မာပရိယာယကို ပြုပြီး၍ လက္ခဏာဒျတ္ထကို ပြုလို သောကြောင့် “တဒေတံ” စသည်၊ မိန့်။]

တဒေတံ၊ ထိုကုသိုလ်သည်။ လက္ခဏာဒီဝသေန၊ လက္ခဏာ အစရှိသည်တို့၏ အစွမ်းဖြင့်။ အနဝဇ္ဇသုခဝိပါကလက္ခဏံ၊ အနဝဇ္ဇသုခဝိပါကလက္ခဏာ ရှိ၏။ [ကုသလာဓမ္မာအဖွင့်၌ အဓိပ္ပာယ်နှင့်တကွ အနက်အကျယ် ပေးခဲ့ပြီ။] အကုသလဝိဒ္ဓံသနရသံ၊ အကုသိုလ်ကို ဖျက်ဆီးခြင်း ကိစ္စရှိ၏။ ဝေါဒါနပစ္စုပဋ္ဌာနံ၊ (ယောဂီပုဂ္ဂိုလ်တို့၏ ဉာဏ်အား) ဖြူစင်သောတရား ဟု ရှေးရှုထင်လာ၏။ ယောနိသောမနသိကာရပဒဋ္ဌာနံ၊ ယောနိသော မနသိကာရလျှင် နီးစွာသော အကြောင်းရှိ၏။ ဝါ၊ တနည်း။ ကုသလံ၊ သည်။ သာဝဇ္ဇပဋိပက္ခတ္တာ၊ သာဝဇ္ဇ ဖြစ်သော အကုသိုလ်၏ ဆန့်ကျင်ဘက်၏ အဖြစ်ကြောင့်။ အနဝဇ္ဇလက္ခဏမေဝ၊ အနဝဇ္ဇလက္ခဏာသာရှိ၏။ [အနဝဇ္ဇလက္ခဏမေဝ၌ ဝေဖြင့် သုခဝိပါကကို ကန့်သည်။ ထို သုခဝိပါကကို ဣဋ္ဌဝိပါက ဟု ပစ္စုပဋ္ဌာန်၌ ဆိုလတ္တံ့ဖြစ်၍ လက္ခဏာတွင် မသွင်းပဲ ထားသည်။] ဝေါဒါနဘာဝရသံ၊ ဖြူစင်သည်၏ အဖြစ် ဟူသော သမ္ပတ္တိရသ ရှိ၏။ ဣဋ္ဌဝိပါကပစ္စုပဋ္ဌာနံ၊ ဣဋ္ဌ အကျိုးဟူသော ဖလ ပစ္စုပဋ္ဌာန် ရှိ၏။ ယထာဝုတ္တ ပဒဋ္ဌာနမေဝ။ အကြင်အကြင် ဆိုအပ်ပြီးသော ယောနိသောမနသိကာရ-ပဒဋ္ဌာန်ရှိသည်ပင်တည်း။

[လက္ခဏာ စသည်တို့၏ သရုပ်ကို ပြုလို၍ လက္ခဏာဒီသု-စသည် မိန့်။]

ဟိ၊ မှန်။ (တနည်း)ဟိ၊ ချဲ့။ လက္ခဏာဒီသု၊ လက္ခဏာ အစရှိသည်တို့တွင်။ တေသံ တေသံ ဓမ္မာနံ၊ ထိုထို ပရမတ္ထတရားတို့၏။ သဘာဝေါ ဝါ၊ မိမိတပါး တည်း၏ အမှတ်အသားသည် လည်းကောင်း။ (သ-မိမိ၏ + ဘာဝ-အမှတ် အသား။) သာမညံ ဝါ၊ အများနှင့်ဆက်ဆံသော အမှတ်အသားသည် လည်း ကောင်း။ လက္ခဏံ နာမ၊ လက္ခဏာမည်၏။ ကိစ္စံ ဝါ၊ ကိစ္စသည်လည်းကောင်း။

သမ္ပတ္တိဝါ၊ အကြောင်းစုံညီ၍ ဖြစ်ခြင်းသည် လည်းကောင်း။ ရသော နာမ၊ မည်၏။ ဥပဋ္ဌာနာကာရော ဝါ၊ ယောဂီပုဂ္ဂိုလ်တို့ ဉာဏ်အားထင်လာသော ခြင်းအရာသည် လည်းကောင်း။ ဖလံ ဝါ၊ အကျိုးသည် လည်းကောင်း။ ပစ္စုပဋ္ဌာနံ နာမ၊ မည်၏။ အာသန္နကာရဏံ၊ နီးစွာသော အကြောင်းသည်။ ပဒဋ္ဌာနံ နာမ၊ ပဒဋ္ဌာန် မည်၏။ ဣတိ၊ သို့။ ယတ္ထယတ္ထ၊ အကြင်အကြင် ပရမတ္ထသဘောတရား၌။ လက္ခဏာဒီနိ၊ လက္ခဏာ အစရှိသည်တို့ကို။ (မယံ၊ တို့သည်။) ဝက္ခာမ၊ ဆိုကုန်လိမ့်အံ့။ တတ္ထတတ္ထ၊ ထိုထို ပရမတ္ထ သဘောတရား၌။ ဣမိနာဝ နယေန၊ ဤနည်းဖြင့် သာလျှင်။ တေသံ၊ ထို လက္ခဏာ အစရှိသည်တို့၏။ နာနတ္တံ၊ ကွဲပြားကုန်သည်၏ အဖြစ်ကို။ ဝေဒိတဗ္ဗံ။ [လက္ခဏသဒ္ဒါ၏ ရှေ့ပုဒ်နှင့် တံပုံကို လည်းကောင်း၊ ဝစနတ္ထကိုလည်းကောင်း ကုသလာ ဓမ္မာ မာတိကာပုဒ် အဖွင့်၌ ပြခဲ့ပြီ။ လက္ခဏ ရသ ပစ္စုပဋ္ဌာန် ပဒဋ္ဌာန်တို့၏ အကျယ်ကို ဤ အဋ္ဌကထာဋီကာတို့ကို မှီး၍ သင်္ဂြိုဟ်ဘာသာဋီကာ စိတ်ပိုင်း စိတ္တပုဒ်အဖွင့်၌ ဂါထာနှင့် တကွ ပြထားပြီ။]

စိတ္တန္တိ၊ ကား။ (ယံ မဗ္ဗဇာတံ၊ အကြင် တရားသဘောသည်။) အာရမ္မဏံ၊ ကို။ စိန္တေတိ၊ သိတတ်၏။ ဣတိ၊ ကြောင့်။ ဝါ၊ ထိုသို့ အာရုံကို သိတတ်သည်၏ အဖြစ်ကြောင့်။ (တံ ဓမ္မဇာတံ။) စိတ္တံ၊ စိတ္တမည်၏။ ဝိဇာနာတိံ၊ သညာသိပုံ ပညာသိပုံမှ တမျိုးတဖုံ သိတတ်၏။ ဣတိ အယံ၊ ဤသည်ကား။ အတ္ထော၊ စိန္တေတိ ဟူသော ဝစနတ္ထ၏ အနက်တည်း။ [ဤအလို “စိန္တဓာတ်၊ တပစ္စည်း။”] ဝါ၊ တနည်း။ ယသ္မာ၊ ကြောင့်။ စိတ္တန္တိ၊ ဟူသော။ ဝေသဒ္ဒေါ၊ ဤသဒ္ဒါသည်။ ယဗ္ဗ စိတ္တသာဓာရဏော၊ အလုံးစုံသော စိတ်တို့နှင့် ဆက်ဆံသော

၁။ ဝိဇာနာတိံ။ ။ စိန္တေတိ၌ စိတိဓာတ်၊ တနည်း-စိန္တဓာတ်သည် ဇာနန အနက်ကို ဟော၏။ ထို ဇာနနလည်း သညာ၏ မှတ်သိ-သိခြင်း၊ ပညာ၏ အပြားအားဖြင့် သိခြင်းမျိုး မဟုတ်၊ ထို ၂-မျိုး၏ သိပုံမှ တမျိုးတဖုံ သိခြင်း ဟု ပြလို၍ “ဝိဇာနာတိံ” ဟု ဝိသိဋ္ဌ (ထူးခြား) အနက်ဟော ဝိသဒ္ဓါနှင့်တကွ ဖွင့်ပြသည်။ ထို တမျိုးတဖုံ သိခြင်းဟူသည် အာရုံကို ရအောင်ယူခြင်းတည်း။ [ဝိဇာနာတိံ သညာပညာ-ကိစ္စဝိသိဋ္ဌ ဝိသယဂ္ဂဟဏံ အာဟ။-ဋီကာ။ တဒုဘယဝိရုရာ၊ ထို ၂-မျိုး၏ ဆန့်ကျင်ဘက် ဖြစ်သော။ အာရမ္မဏူပလဒ္ဓိ၊ အာရုံကို ရခြင်းကို (ရအောင် ယူနိုင်ခြင်းကို)။ ဝိဇာနာတိံ ဣမိနာ ဝုစ္စတိ။-အနုဋီကာ။]

၂။ ယသ္မာ ဝါ။ ။ “အတ္တနော သန္တာနံ စိနောတိတိ စိတ္တံ” ဟု စိဓာတ်၊ ကတ္တာဟော တ-ပစ္စည်းဖြင့်လည်းကောင်း၊ “ကမ္မကိလေသေဟိ စိယတေတိ စိတ္တံ” ဟု စိဓာတ်၊ ကံဟော တ-ပစ္စည်းဖြင့် လည်းကောင်း ပုဒ်ပြီးပုံကို သိပါ။ ဇောစောရာ၌ ပထမ မဟာကုသိုလ်စိတ် တစိတ်တည်းဖြင့် ၇-ကြိမ် ဖြစ်နိုင်သောကြောင့် “မိမိ၏အစဉ်

သဒ္ဓါတည်း။ တသ္မာ၊ ကြောင့်။ ဝါ၊ ထိုသို့ စိတ္တံဟူသော ဤ သဒ္ဓါ၏ အလုံးစုံသော စိတ်တို့နှင့် ဆက်ဆံသော သဒ္ဓါ၏ အဖြစ်ကြောင့်။ (စိတ္တံ ဟု သာမည ဆိုလျှင် ဤ ပထမ မဟာကုသိုလ်စိတ်သာ မက၊ အားလုံးသော စိတ်တို့နှင့် ဆက်ဆံသော သဒ္ဓါဖြစ်သောကြောင့်။) ဧတ္ထ၊ ဤစိတ်တို့တွင်။ ယံ လောကီယ ကုသလာကုသလကြိယ စိတ္တံ၊ အကြင် လောကီကုသိုလ် အကုသိုလ် ကြိယာ စိတ်သည်။ အတ္တိ၊ ၎င်း။ တံ၊ ထို လောကီကုသိုလ် အကုသိုလ် ကြိယာစိတ် သည်။ ဇဝနဝိထိဝသေန၊ ဇောဝိထိ၏ အဖြစ်ဖြင့်။ အတ္တနော၊ ၎င်း။ သန္တာနံ၊ အစဉ်ကို။ စိနောတိ၊ စိတတ်၏။ ဣတိ၊ ကြောင့်။ ဝါ၊ ထိုသို့ မိမိ၏အစဉ်ကို စိတတ်သည်၏ အဖြစ်ကြောင့်။ စိတ္တံ၊ မည်၏။ [ဤနည်း၌ “စိတ္တံ” အရ လောကီကုသိုလ် အကုသိုလ် ကြိယာသာ ရ၏။] ဝိပါကံ၊ ဝိပါက်သည်။ ဝါ၊ ကို။ ကမ္မကိလေသေဟိ၊ ကံ ကိလေသာတို့သည်။ စိတံ၊ စိအပ်၏။ ဣတိ၊ ကြောင့်။ စိတ္တံ၊ မည်၏။ [ဤနည်း၌ “စိတ္တံ” အရ ဝိပါက် စိတ်သာ ရသည်။]

° အပိစသည်သာ မကသေး။ သဗ္ဗမ္ပိ၊ အလုံးစုံသော စိတ်သည်လည်း။ ယထာနု- ရူပတော၊ အကြင်အကြင် လျှောက်ပတ်သော သဗ္ဗယုတ် ဘုံ အာရုံစသော အားဖြင့်။ စိတ္တတာယ၊ ဆန်းကြယ်သည်၏ အဖြစ်ကြောင့်။ စိတ္တံ၊ မည်၏။ စိတ္တကရဏတာယ၊ ဆန်းကြယ်သော အမှုကို ပြုလုပ်တတ်သည်၏ အဖြစ်ကြောင့်။ စိတ္တံ၊ မည်၏။ ဣတိ ဝေမ္ပိ၊ ဤသို့လည်း။ ဧတ္ထ၊ ဤ စိတ္တံဟူသော ပုဒ်၌။ အတ္ထော၊ ကို။ ဝေဒိတဗ္ဗော၊ ၎င်း။ တတ္ထ၊ ထို စိတ္တတာ စိတ္တကရဏတာ တို့တွင်။

ကို စီသည်” ဟု ဆို၏။ ပဉ္စဝိညာဉ် သမ္ပုဒ်စွဲခြင်း သန္တိရဏအဖြစ်အားဖြင့် လည်းကောင်း၊ ဘဝင်အားဖြင့် လည်းကောင်း၊ ဝိပါက်ဖြစ်ရာ၌ “ထိုဝိပါက်ကို အဝိဇ္ဇာ တဏှာ ဟူသော ကိလေသာ မကင်းသော ရှေးကံက စီအပ်သောကြောင့် လည်းကောင်း၊ ပဋိသန္ဓေ၊ ဘဝင်၊ ဘဝင်နောက် စုတိဖြစ်ရာ၌လည်း ထို့အတူ ရှေးကံကပင် စီအပ် သောကြောင့် လည်းကောင်း “ကံ-ကိလေသာတို့သည် စိတန်းထားအပ်” ဟု ဆို သည်။ ထိုသို့ စီရာ၌ အဝိဇ္ဇာ တဏှာတည်းဟူသော ကိလေသာ အဖော်လည်း ပါရ သေးသောကြောင့် “ကမ္မကိလေသေဟိ” ဟု ဆိုသည်။

၁။ အပိ စ။ ပ။ စိတ္တံ။ ။ “ယသ္မိံ ဝါ” စသည်ဖြင့် ပြုအပ်သောနည်း၌ ကတ္တုသာဓိ ကမ္မသာဓိ ၂-မျိုးလုံး၌ပင် အာဝဇ္ဇန်းဒွေး ဟူသော ကြိယာစိတ်၊ အဆုံးစောစိတ်များ မပါ။ မှန်၏။—“မိမိတည်းဟူသော စိတ်ကို စိတတ်၏” ဟူရာ၌ အဋ္ဌကထာဝယ် “ဇဝန- ဝိထိဝသေန” ဟု ဆိုသော်လည်း ဤကား “အာသေဝနပစ္စယဘာဝေန စိနောတိ” ဟု ဖွင့်သောကြောင့် အဆုံးစောသည် အာသေဝနပစ္စည်း မတပ်၊ မဂ်စောများလည်း အာသေဝနပစ္စည်း မတပ်။ ထိုသို့ ထိုစိတ်များ ကျန်သေးရကား အခြားတနည်းကို ပြုပြန် လို၍ “အပိ စ” စသည်ကို မိန့်သည်။

[ယသ္မာ ရှေ့ကပုဒ်သည် တသ္မာ နောက်က ပုဒ်၌သာ စပ်ရိုးတည်း။ ယောဇနာ၌ သရာဂံ စိတ္တံ-စသည်ကို ကြည့်၍ “တတ္ထ တေသု စိတ္တေသု” ဟု စွဲလေသည်။] ယသ္မာ၊ ကြောင့်။ သရာဂံ၊ ရာဂနှင့် တကွဖြစ်သော။ စိတ္တံ၊ သည်။ အညဒေဝ၊ သဒေါသ သမောဟ စိတ်တို့မှ တမျိုးတခြား သာတည်း။ သဒေါသံ၊ ဒေါသနှင့် တကွဖြစ်သော။ (စိတ္တံ၊ သည်။) အညံ(ဧဝ)၊ သရာဂ သမောဟ စိတ်တို့မှ တမျိုး တခြား သာတည်း။ သမောဟံ၊ သော။ (စိတ္တံ။) အညံ(ဧဝ)၊ သရာဂ သဒေါသ စိတ်တို့မှ တမျိုးတခြား သာတည်း။ ကာမာဝစရံ၊ ကာမာဝစရ စိတ်သည်။ အညံ (ဧဝ)၊ ရူပါဝစရစိတ် စသည်တို့မှ တမျိုးတခြား သာတည်း။ ရူပါဝစရဒိဘေဒံ၊ ရူပါဝစရ အစရှိသော အပြားရှိသော စိတ်သည်။ အညံ (ဧဝ)၊ ကာမာဝစရ စိတ် စသည်တို့မှ တမျိုးတခြား သာတည်း။ ရူပါရမ္မဏံ၊ ရူပါရုံ ဟူသော အာရုံရှိသော စိတ်သည်။ (အာရမ္မဏ တပုဒ်ကျေ။) အညံ(ဧဝ)၊ သဒ္ဓါဒိအာရမ္မဏ စိတ်တို့မှ တမျိုးတခြား သာတည်း။ သဒ္ဓါဒိအာရမ္မဏံ၊ သဒ္ဓါဒိအာရုံ ဟူသော အာရုံရှိသော စိတ်သည်။ အညံ(ဧဝ)၊ ရူပါဒိအာရမ္မဏ စိတ်တို့မှ တမျိုးတခြား သာတည်း။ ရူပါရမ္မဏေသုစာပိ၊ ရူပါရုံ ဟူသော အာရုံရှိသော စိတ်တို့တွင် လည်း။ နိလာရမ္မဏံ၊ အညံအာရုံ ဟူသော အာရုံရှိသော စိတ်သည်။ အညံ (ဧဝ)၊ ပိတာဒိအာရမ္မဏ စိတ်တို့မှ တမျိုးတခြား သာတည်း။ ပိတာဒိအာရမ္မဏံ၊ ပိတာဒိအာရုံ ဟူသော အာရုံရှိသော စိတ်သည်။ အညံ(ဧဝ)၊ နိလာဒိအာရမ္မဏ စိတ်တို့မှ တမျိုး တခြား သာတည်း။ သဒ္ဓါဒိအာရမ္မဏေသုပိ၊ သဒ္ဓါဒိအာရမ္မဏ စိတ်တို့၌လည်း။ ဒေဝေဝ နယော၊ ဤနည်းပင်တည်း။

စ၊ ဆက်။ သဗ္ဗေသုပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။ ဧတေသု၊ ဤ သရာဂ အစရှိသော စိတ်တို့တွင်။ ဟိနံ၊ ဟိနစိတ်သည်။ အညံ (ဧဝ)၊ မဇ္ဈိမ ပဏီတ စိတ် တို့မှ တမျိုး တခြားသာတည်း။ မဇ္ဈိမံ၊ မဇ္ဈိမ စိတ်သည်။ အညံ(ဧဝ)၊ ဟိန ပဏီတ စိတ်တို့မှ တမျိုး တခြား သာတည်း။ ပဏီတံ၊ ပဏီတ စိတ်သည်။ အညံ (ဧဝ)၊ ဟိန မဇ္ဈိမ စိတ်တို့မှ တမျိုးတခြား သာတည်း။ ဟိနာဒိသုပိ၊ ဟိနစိတ် အစရှိသည် တို့တွင်လည်း။ ဆန္ဒာဓိပတေယျံ၊ ဆန္ဒာဓိပတိကြောင့် ဖြစ်သောစိတ်သည်။ အညံ(ဧဝ)၊ ဝီရိယာဓိပတေယျစိတ် စသည်တို့မှ တမျိုးတခြား သာတည်း။ ဝီရိယာဓိပတေယျံ၊ သည်။ အညံ(ဧဝ)၊ ဆန္ဒာဓိပတေယျစိတ် စသည်တို့မှ တမျိုး တခြား သာတည်း။ စိတ္တာဓိပတေယျံ၊ သည်။ အညံ (ဧဝ)၊ ဆန္ဒာဓိပတေယျ စိတ် စသည်တို့မှ တမျိုးတခြား သာတည်း။ ဝိမံသာဓိပတေယျံ၊ သည်။ အညံ (ဧဝ)၊ ဆန္ဒာဓိပတေယျစိတ် စသည်တို့မှ တမျိုးတခြား သာတည်း။ တသ္မာ၊ ကြောင့်။ အဿ၊ ထိုစိတ်၏။ ဣမေသံ၊ ပ။ ပဏီတာဓိပတီနံ၊ ဤ သမ္ပယုတ်၊ ဘုံ၊

အာရုံ၊ ဟိန၊ မဇ္ဈိမ၊ ပဏီတ၊ အဓိပတိတို့၏။ ဝသေန၊ အစွမ်းဖြင့်။ စိတ္တတာ၊ ဆန်းကြယ်သည်၏ အဖြစ်ကို။ ဝေဒိတဗ္ဗာ။ [ဆန်းကြယ် ဟူသည် စိတ် တခုနှင့် တခု မတူထူးခြား ကွဲပြားခြင်းတည်း။]

စ၊ ဆက်။ ဧတ္ထ၊ ဤ သရာဂ-အစရှိသော စိတ်တို့တွင်။ ဧကမေဝ၊ တခု သော စိတ်သည်သာလျှင်။ ဝေ စိတ္တံ၊ ဤသို့ ဆန်းကြယ်သည်။ (သမ္ပယုတ် စသော အားဖြင့် ဆန်းကြယ်သည်။) ကာမံ န ဟောတိ၊ အကယ်၍ ကား မဖြစ်နိုင်ပါပေ။ ပန၊ ထိုသို့ပင် မဖြစ်နိုင်ပါသော်လည်း။ စိတ္တာနံ၊ ဆန်းကြယ်သော စိတ်တို့၏။ အန္တောဂဓတ္တာ၊ အတွင်းဝင်သည်၏ အဖြစ်ကြောင့်။ (ပါဝင်သည်၏ အဖြစ် ကြောင့်။) ဧတေသု၊ ဤစိတ်တို့တွင်။ ယံကိဉ္စိ၊ အမှတ်မထား တပါးပါးသော။ ဧကမ္ပိ၊ တခုသာ စိတ်ကိုလည်း။ စိတ္တတာယ စိတ္တန္တိ၊ ဟူ၍။ ဝတ္တံ၊ ငှာ။ ဝဋ္ဋတိ၊ သင့်၏။ ဝေ၊ ဤသို့လျှင်။ တာဝ၊ စိတ္တကရဏတာယမှ ရှေးဦးစွာ။ (နိဒ္ဒိဋ္ဌာယ၊ သော။) စိတ္တတာယ၊ ဆန်းကြယ်သည်၏ အဖြစ်ကြောင့်။ စိတ္တံ၊ မည်၏။

ကထံ၊ အဘယ်သို့လျှင်။ စိတ္တကရဏတာယ၊ ဆန်းကြယ်သောအမှုကို ပြုလုပ်တတ်သည်၏ အဖြစ်ကြောင့်။ (စိတ္တံ၊ စိတ္တ မည်သနည်း။) ဣတိ၊ ဤကား အမေးတည်း။ ဟိ၊ အဖြေကို ဆိုဦးအံ့။ (တနည်း) ဟိ၊ ချဲ့။ လောကသ္မိံ၊ လောက၌။ စိတ္တကမ္ပတော၊ အဆန်းတကြယ် ပြုလုပ်အပ်သော ပန်းချီရုပ်ထက်။ ဥတ္တရိ၊ အလွန်။ အညံ၊ အခြားသော။ စိတ္တံ နာမ၊ ဆန်းကြယ်သော အရာဝတ္ထု

၁။ စိတ္တတာ။ ။ ဤနည်း၌ စိတ္တသဒ္ဓါသည် ဝိစိတ္တအနက်ကို ဟောသော အနိပ္ပန္နပါဠိ-ပဒိက တည်း။ သရာဂစိတ်နှင့် သဒေါသစိတ် သမောဟစိတ်တို့၏ မတူခြင်းကို ‘‘ဆန်းကြယ်သည်’’ ဟု ဆိုသည်။ ‘‘သရာဂ’’ စသည်သည် သမ္ပယုတ်အားဖြင့် ဆန်းကြယ်ပုံ၊ ‘‘ကာမာဝစရံ’’ စသည်ကား ဘုံအားဖြင့် ဆန်းကြယ်ပုံ၊ ‘‘ရူပါရမ္မဏံ’’ စသည်မှာ အာရုံအားဖြင့် ဆန်းကြယ်ပုံတည်း။ ဟိန-စသည်နှင့် အဓိပတိ ဆန်းကြယ်ပုံမှာ တိုက်ရိုက် အားဖြင့် ထင်ရှားပြီ။

၁။ စိတ္တာနံ အန္တောဂဓတ္တာ။ ။ စိတ္တံ ဥပ္ပန္နံ စိတ္တဟူသော အမည်သည် စိတ်တခု တခု၏သာ အမည်တည်း။ ဆန်းကြယ်ပုံ ပြရာ၌ကား တခုတည်းဖြင့် ပြ၍မဖြစ်။ စိတ်အများ ပေါင်းမိမှ တခုနှင့်တခု မတူကြောင်း ထင်ရှားသောကြောင့် စိတ်အများကို ပြရသည်။ သို့ဖြစ်၍ အဘယ်ကြောင့် စိတ်တခုတည်းကို ဝိစိတ္တအနက်ကြောင့် စိတ္တ မည်ပါသနည်းဟု မေးဖွယ်ရှိရကား ‘‘စိတ္တာနံ ပန အန္တောဂဓတ္တာ’’ ဟု မိန့်သည်။ စိတ်အများ၏ ဆန်းကြယ်ပုံကို စိတ်တခုတည်း၌ တင်စား၍ ဧကဒေသျှပစာရ-အားဖြင့် စိတ်တခုတည်းကို ‘‘ဆန်းကြယ်သည်’’ ဟု ဆိုထားသည်-ဟူလို။ ဥပမာ-တောင်ကြီး၏ တစိတ်တပိုင်းကို မြင်ရာ၌ ထို တစိတ်တပိုင်းကိုပင် ‘‘ပဗ္ဗတော ဒိဋ္ဌော-ငါသည် တောင်ကြီးကို မြင်အပ်ပြီ’’ ဟု ပြောသကဲ့သို့တည်း။ [နည်း ၄၀-က ‘‘သမုဒ္ဓေါဒိဋ္ဌော’’ နှင့် သဘောတူပင်။]

မည်သည်။ နတ္ထိ၊ မရိတော့။ တသ္မိံပိ။ ယိ အဆန်းတကြယ် ပြုလုပ်အပ်သော ပန်းချီရုပ်တွင်လည်း။ စရဏံ နာမ'၊ စရဏ မည်သော။ စိတ္တိ၊ ဆန်းကြယ်သော အရုပ်သည်။ အတိစိတ္တမေဝ၊ အသွန် ဆန်းကြယ်သည်သာ။ ဟောတိ၊ ၎င်း။ တံ၊ ထို စရဏ မည်သော ပန်းချီရုပ်ကို။ ကရောန္တာနံ၊ ပြုလုပ်ကြကုန်သော။ စိတ္တကာရာနံ၊ ပန်းချီဆရာတို့၏။ (စိတ္တသညာ၊ စိတ္တကြိယာ-တိဉ္စ စပ်။) ဧတ္ထ၊ ဤ ကားပုံပေါ်၌။ ဧဝံ ဝိဇာနိ၊ ဤသို့ အပြားရှိကုန်သော။ ရူပါနိ၊ အရုပ်တို့ကို။ ရူပါနိတိ ဗိမ္ဗာနိ။-ဋီကာ။] ကာတဗ္ဗာနိ၊ ပြုထိုက်ကုန်၏။ ဣတိ၊ သို့။ စိတ္တသညာ၊ စိတ်၏ အမှတ်အသားသည်။ (စိတ်ကူးညွှတ်သည်။) ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ [ရှေး

၁။ တသ္မိံပိ။ ။ ယောဇနာ၌ “ဝိ-သဒ္ဓါသည် စိတ်ကိုခွဲ၏”-ဟု ဆို၏။ ထိုအဆိုကို ရှေးနိဿယ မကြိုက်၍ “သောက၌ ဆန်းကြယ်သော အမှုအပေါင်း ရှိ၏။ ထိုအမှုအပေါင်း ၌ ပန်းချီအမှုသည် ဆန်းကြယ်၏။ ထိုအမှု၌လည်း လက်စွမ်းပြ စရဏမည်သော ပန်းချီမှုက အလွန်ဆန်းကြယ်သည်” ဟု အခြား ပန်းချီမှုကိုခွဲသည်ဟု ဆိုသည်။ [မိမိကား “အက္ခရာ ပါဒယော” ၌ အပိကဲ့သို့ ရှေ့စကားကိုခွဲသော ရိုးရာ အပေက္ခာ ဟုပင် ထင်သည်။]

၂။ စရဏံ နာမ စိတ္တိ။ ။ ဤပါဠိသည် ခန္ဓသံယုတ်၊ ပုပ္ဖဝဂ်-ပါဠိတော်တည်း။ ထို အဋ္ဌကထာ၌ “စရဏံ နာမ စိတ္တိန္တိ -ဝိစရဏစိတ္တံ (ထိုထို ဤဤ လှည့်လည်တတ်သော) ဆန်းကြယ်သော ပန်းချီကားပုံ” ဟု ဖွင့်၏။ [“စရဏ-လှည့်လည်ကြောင်း” ဟု ကရိုဏ်း အနက် ပေးရိုးရှိသော်လည်း ထိုအနက်မှာ ခြေထောက်ကို အရကောက်ရာ၌သာ လျော် ၏။ ဤ ပန်းချီကားပုံကား “သူ့ကိုပြုဖို့ရန် သွားသူတို့က ယူဆောင်သဖြင့် ဟိုအရပ် ဤ အရပ်သို့ လှည့်လည်တတ်သကဲ့သို့ ဖြစ်၏။ ထို့ကြောင့် သံယုတ် အဋ္ဌကထာ အလို အားဖြင့် ကတ္တုသာဓိ ကြံရပါသည်။ ဋီကာ၌ကား “ဂဟေတွာ စရိတဗ္ဗစိတ္တပဋေ-ယူ၍ လှည့်လည်အပ်သော ဆန်းကြယ်သော ပန်းချီကား” ဟု ဖွင့်သောကြောင့် “စရိတဗ္ဗစိတ္တစရဏံ” ဟု ကမ္မသာဓိ ပြုစေလိုကန် ဟူသည်။ “လှည့်လည်အပ်” ဟူရာ၌ လည်း “ဂဟေတွာ စရိတဗ္ဗ” ကို ကောက်၍ “ယူသွားအပ်” ဟု အဓိပ္ပာယ်မှတ်ပါ။]

ချဲ့ခိုးအံ့-သင်္ခါ အမည်ရှိသော ပါသက္က အယူကို ယူကြသော ပုဂ္ဂိုလ်တို့သည် ပန်းချီ ရေးဖို့ရန် အဝတ်ကားပေါင်ကို ပြု၍ ထို အပတ်ကားပေါင်ပေါ်၌ သုဂတိဘဝ ရောက် နေကြသော နတ်သမီး နတ်သား ဥယျာဉ် ဗိမာန်စသော သမ္ပတ္တိအရုပ်များကို လည်း ကောင်း၊ ဒုဂ္ဂတိဘဝ ရောက်နေကြသော ငရဲသူ ငရဲသား စသော ဝိပတ္တိအရုပ်များ ကိုလည်းကောင်း (ဘုရားတန်ဆောင်းတို့၌ ရှေးခေတ်က ရေးသားထားသကဲ့သို့) ဆန်းဆန်းကြယ်ကြယ် ရေးသား၍ ထိုပန်းချီကားကို ပြုပြီးလျှင် “မည်သည့်ကောင်းမှု ကြောင့်ဤသမ္ပတ္တိ (ပြည့်စုံသော ပုံသဏ္ဍာန်) ကို ရကြ၏။ မည်သည့် မကောင်းမှုကြောင့် ဤဝိပတ္တိ (ပျက်စီးသော မကောင်းသော ပုံသဏ္ဍာန်) ကို ရကြ၏” ဟု ပြောပြ၍ လှည့် လည်ကြ သတတ်။-ခန္ဓသံယုတ်-အဋ္ဌကထာ။ [ရှေးနိဿယ ၌ကား “စရဏံ နာမ၊ လက် စွမ်းပြခြင်းငှာ သွားလေရာရာ အောင်ယူအပ်သော လက်စွမ်းပြပုံမည်သည်” ဟု ပေး ၏။]

နိဿယ ဌ “စိတ္တသညာ-ဆန်းကြယ်သောသညာသည်” ဟု ရှိ၏။] တာယ စိတ္တသညာယ၊ ထို စိတ်၏ အမှတ်အသားကြောင့်။ (ထို စိတ်ကူးဉာဏ်ကြောင့်။ ဥပ္ပဇ္ဇန္တိ-၌ စပ်။) လောဂါဂ္ဂဟဏ်ရဉ္စနဥဇ္ဇောတနဝတ္တနာဒိနိပ္ပာဒိကာ၊ စုတ်တံ ကိုင်မှု၊ ဆေးရေးမှု၊ အရောင်တင်မှု၊ ရွဲလုံး ရွဲပြောက်ချမှု အစရှိသော အလုပ်ကို ပြီးစေတတ်ကုန်သော။ စိတ္တကြိယာ၊ စိတ်၏အမှုအရာတို့သည်။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။ [ရှေးနိဿယ ဌ “စိတ္တကြိယာ-ဆန်းကြယ်သော ကြိယာတို့သည်” ဟု ပေး၏။ စိတ်၏ အရင်းခံပုံကို ပြသောအရာဖြစ်၍ “စိတ်” ဟုသာ ပေးသင့်၏။]

တတော၊ ထိုမှ နောက်၌။ စရဏသင်္ခါတေ၊ စရဏဟု ခေါ်ဆိုအပ်သော။ စိတ္တေ၊ ဆန်းကြယ်သော ပန်းချီကား၌။ အညတရံ၊ အမှတ်မရှိ တစုံတခုသော။ ဝိစိတ္တံ၊ ထူးဆန်းသော။ (အထူးသဖြင့် ဆန်းကြယ်သော။) ရူပံ၊ အရုပ်သည်။ နိပ္ပဇ္ဇတိ၊ ပြီးစီး၏။ တတော၊ ထို မူလအရုပ် ပြီးစီးရာအခါမှ။ ပရံ၊ ၌။ ဣမဿ ရူပဿ၊ ဤ အရုပ်၏။ ဥပရိ၊ အထက်၌။ (အပေါ်က။) ဣဒံ၊ ဤအရုပ်သည်။ ဟောတု၊ ဖြစ်စေသင့်၏။ ဟေဋ္ဌာ၊ အောက်၌။ (အောက်က။) ဣဒံ၊ သည်။ ဟောတု။ ဥဘယပဿေ၊ ၂-ဘက်သော ဘေး၌။ (ဘေး ၂-ဘက်က။) ဣဒံ၊ ဤ အရုပ်သည်။ ဟောတု၊ ဖြစ်စေသင့်၏။ ဣတိ၊ သို့။ စိန္တေတွာ၊ ကြံစည်ပြီး၍။ (စိတ်ကူးပြီး၍။) ယထာ စိန္တိတေန၊ အကြင်အကြင် ကြံစည်အပ်သော။ (အကြင်အကြင် စိတ်ကူးအပ်သော။) ကမေန၊ အစဉ်အားဖြင့်။ သေသစိတ္တ-ရူပနိပ္ပာဒနံ၊ မူလအရုပ်မှ ကြွင်းသော ဆန်းကြယ်သော အရုပ်ကို ပြီးစေခြင်းသည်။ ဟောတိ၊ ၏။

[ပန်းချီရေးခြင်း၏ နိဂုံးကိုပြလို၍ ဝေ-စသည် မိန့်။] ဝေံ၊ ဤသို့လျှင်။ ယံကိဉ္စိ၊ အမှတ်မရှိ တစုံတခုသော။ လောကေ၊ ၌။ ဝိစိတ္တံ၊ ထူးဆန်းသော။ (အထူးသဖြင့် ဆန်းကြယ်သော။) သိပ္ပဇာတံ၊ အတတ်မျိုးသည်။ အတ္ထိ၊ ၏။ တံ သဗ္ဗံ၊ ထို အလုံးစုံသောအတတ်မျိုးကို။ စိတ္တေနော၊ စိတ်သည်သာလျှင်။ (အကြောင်းရင်း စိတ်ကသာ။) ကရိယတိ၊ ပြုအပ်၏။

၁။ လောဂါပ။နိပ္ပာဒိကာ။ ။လိဒိယတိ ဧတာယာတိ လောဂါ-ရေးသားကြောင်း စုတ်တံ။လောဂါယ+ဂဟဏံ-လောဂါဂ္ဂဟဏံ။ရဉ္စိယတေ၊ဆေးဆိုးခြင်း (ဆေးရေးခြင်း) ။ ရဉ္စနံ။ဥဇ္ဇောတိယတေ၊ တောက်ပစေခြင်း (အရောင်တင်ခြင်း) ဥဇ္ဇောတနံ၊ခြင်း။နုတ်ခမ်း နေရာ၌ အနီ၊ ပျက်ခုံးမွှေးနေရာ၌ အနက် စသည်ဖြင့် ဆေးရောင်တင်ခြင်းကို “ဥဇ္ဇော-တနံ” ဟု ဆိုသည်။ ဝတ္တတိ အာဝတ္တတိ၊ လည်တတ် လုံးတတ်၏။ ဣတိ ဝတ္တနံ။ ရွဲလုံး ပုလဲလုံး စသည်ကို “ဝတ္တနံ” ဟု ဆိုဟန်တူသည်။တာနိ+အာဒိ ယေသံတိ လောဂါပ။ ဝတ္တနာဒိနိ၊ တေသံ+နိပ္ပာဒိကာ လောဂါပ။နိပ္ပာဒိကာ။

[စိတ္တကရဏတာယ ၏ နိဂုံးကိုပြလို၍ ဝေ-စသည် မိန့်။]

ဝေ၊ ဤသို့လျှင်။ ဣမာယ ကရဏဝိစိတ္တတာယ^၁၊ ဤ ပြုလုပ်အပ်သောအမှု ၏ ဆန်းကြယ်သည်၏ အဖြစ်ကြောင့်။ တဿ တဿ စိတ္တဿ၊ ထိုထို ဆန်းကြယ်သောပန်းချီရုပ်ကို။ နိပ္ပာဒကံ၊ ပြီးစေတတ်သော။ စိတ္တံ၊ အရင်းခံ စိတ်သည်လည်း။ တထေဝ၊ ထို ပန်းချီရုပ် အတူသာလျှင်။ စိတ္တံ၊ ဆန်းကြယ်သည်။ ဟောတိ၊ ၏။

၀၂၊ တနည်းကား။ (ချီးမွမ်းဖွယ်ရာ သမ္ဘာဝနာ တနည်းကား။) ယထာ-စိန္တိ တဿ၊ အကြင်အကြင် ကြံစည်အပ်ပြီးသော။ (အကြင်ကြင်စိက်ကူးထားသော။) အနဝသေသဿ၊ အကြွင်းမရှိသော အရုပ်၏။ အနိပ္ပဇ္ဇနတော၊ မပြီးစီးနိုင်ခြင်းကြောင့်။ (စိတ်ကူးသလောက်လက်မမြောက်သောကြောင့်။) တတော-ပိ၊ ထို အဆန်းတကြယ် ပြုလုပ်အပ်သော ပန်းချီရုပ်ထက်လည်း။ စိတ္တမေဝ၊ အရင်းခံစိတ်သည်သာ။ စိတ္တတရံ၊ သာ၍ ဆန်းကြယ်၏။ .. တေန၊ ကြောင့်။ ဘဂဝါ၊ သည်။ ဒိဋ္ဌံ ဝေ၊ ဘိက္ခဝေ။ ပ။ စိတ္တတရန္တိ၊ ဟူ၍။ အာဟ၊ ဟောတော်မူပြီ။ [ဤ ပါဠိတော်သည် “ယထာစိန္တိတဿ ၀၂” ဟု တက်လာသော စကား၏ သာဓက ဖြစ်၏။ အနက်ကား-ဘိက္ခဝေ၊ တို့။ ဝေ၊ သင်တို့သည်။ စရဏံ နာမ၊ စရဏ မည်သော။ စိတ္တံ၊ ဆန်းကြယ်သော အရုပ်ကို။ ဒိဋ္ဌံ၊ မြင်အပ်ဖူးသလော။ ဣတိ၊ ဤသို့ မေးတော်မူပြီ။ ဝေ ဘန္တေ၊ မေးတော်မူသည့် အတိုင်းပါဘုရား။ (မြင်အပ်ဖူးပါသည်-ဟူလို။) ဣတိ၊ ဤသို့ လျှောက်ကြကုန်ပြီ။ ဘိက္ခဝေ၊ တို့။ စရဏံ၊ စရဏ မည်သော။ တမ္ပိ စိတ္တံ၊ ထို ဆန်းကြယ်သော ပန်းချီရုပ်ကိုလည်း။ စိတ္တေ နေဝ၊ စိတ်ဖြင့်သာလျှင်။ စိန္တိတံ၊ ကြံစည်အပ်ပြီ။ (စိတ်ကူးအပ်ပြီ။) ဘိက္ခဝေ၊ တို့။ စရဏေန၊ မည်သော။ တေနပိ စိတ္တေန၊ ထိုဆန်းကြယ်သော ပန်းချီရုပ်ထက်လည်း။ စိတ္တယေဝ၊ စိတ်သည်သာ။ (စိတ်ကသာ။) စိတ္တတရံ၊ သာ၍ ဆန်းကြယ်၏။]

၁။ ကရဏဝိစိတ္တတာယ။ ။ “ကရဏ ဝိစိတ္တတာယ” ဟူသော ဤ ဟိတ်ကိုကြည့်၍ “စိတ္တ ကရဏတာယ-ပြုအပ်သော ပန်းချီစသောအမှု (ဂတိ စသောအကျိုး) ၏ ဆန်းကြယ်သည်၏ အဖြစ်ကြောင့်” ဟု ရှေးနိဿယ၌ တနည်းပေး၏။ သို့သော် “တဿ တဿ စိတ္တဿ နိပ္ပာဒကံ စိတ္တမ္ပိ” ဟူသော နောက်စကားကို ထောက်လျှင် “ပြီးစေတတ် ပြုတတ်သောစိတ်” ဟု အဓိပ္ပာယ်ရ၏။ ဤသို့ အဓိပ္ပာယ်ရသောကြောင့် “စိတ္တ-ကရဏ ဆန်းကြယ်သော အလုပ် (ပန်းချီရုပ်၊ ဂတိ စသည်၌ အဇ္ဈတ္တိက ဆန်းကြယ်ပုံ) ကို ပြုလုပ်တတ်” ဟူသော ကတ္တားအနက်က သာ၍ထင်ရှားရကား ထို ကတ္တားအနက်ကိုသာ ပေးထားပါသည်။ ဤနည်း၌ “စိတ္တကရဏ” ဟု ဆိုလိုလျက် “ကရဏ” ဟူသော နောက်ပုဒ်ကို ချေ၍ “စိတ္တ” ဖြစ်သည်ဟု ဖြေပါ။

တထာ၊ ထိုမှတပါး။ (ဆန်းကြယ်သော ပန်းချီဆေးရေးရုပ်ကို ပြုလုပ်တတ် ပုံမှတပါး ထိုထိုဂတိတို့၌ အဇ္ဈတ္တိက ဆန်းကြယ်မှု ပြုလုပ်တတ်ပုံကို ဆိုဦးအံ့။) ဒေဝမနုဿနိရယ (ပေတ) တိရစ္ဆာနဘေဒါယ၊ ဒေဝဂတိ၊ မနုဿဂတိ၊ နိရယ ဂတိ၊ ပေတဂတိ၊ တိရစ္ဆာနဂတိ အပြားရှိကုန်သော။ [ရှေးစာအုပ်များ၌ “ပေတ” ကျသည်။] ဂတိသု၊ ဂတိ ၅-ပါးတို့၌။ ကမ္မလိင်္ဂသညာဝေ၊ ဟာရာဒိ ဘေဒါ၊ ကံ၊ အသွင်သဏ္ဍာန်၊ အမှတ်သညာ၊ အခေါ်အဝေါ် အစရှိသော အပြားရှိသော။ အဇ္ဈတ္တိကံ^၁၊ အတ္တကို စွဲမှီ၍ဖြစ်သော။ (ဣန္ဒြိယဗဒ္ဓဖြစ်သော။) ယဒေတံ စိတ္တံ၊ အကြင် ဆန်းကြယ်သော အမှုသည်။ အတ္တံ၊ ၎င်း။ တမ္ပိ၊ ထို ဆန်းကြယ်သော အမှုကိုလည်း။ စိတ္တကတမေဝ၊ စိတ်သည် ပြုအပ်သည်သာ။ ဟိ၊ ချဲ့။ ကာယကမ္မာဒိဘေဒါ၊ ကာယကံ အစရှိသော အပြားရှိသော။ ဒါနသီလ ဝိဟိံသာ သာဓဋ္ဌယျာဒိ နယပ္ပဝတ္တံ၊ ပေးကမ်းခြင်း၊ သီလဆောက်တည်ခြင်း၊ ညှဉ်းဆဲခြင်း၊ ကောက်ကျစ် စဉ်းလဲသူ၏ အဖြစ် အစရှိသော နည်းအားဖြင့် ဖြစ်သော။ ကုသလာကုသလကမ္ပံ၊ ကုသိုလ် အကုသိုလ်ကံသည်။ စိတ္တနိပ္ပာဒိတံ၊ စိတ်သည် ဖြစ်စေအပ်သော။ ကမ္မနာနတ္တံ၊ ကံ၏ ကွဲပြားသည်၏ အဖြစ်သည်။ ဟောတိ၊ ဖြစ်၏။ စ၊ ဆက်။ ကမ္မနာနတ္တေနေဝ၊ ကံ၏ ကွဲပြားသည်၏ အဖြစ် ကြောင့်ပင်။ တာသု တာသု ဂတိသု၊ ထိုထို ဂတိတို့၌။ ဟတ္ထပါဒကဏ္ဍဥဒရဂီဝါ မုခါဒိသဏ္ဍာနဘိန္နံ၊ လက်သဏ္ဍာန်၊ ခြေသဏ္ဍာန်၊ နားသဏ္ဍာန်၊ ဝမ်းသဏ္ဍာန်၊ လည်ပင်းသဏ္ဍာန်၊ မျက်နှာသဏ္ဍာန် အစရှိသော ပုံသဏ္ဍာန်အားဖြင့် ကွဲပြား သော။ လိင်္ဂနာနတ္တံ^၂၊ အသွင်သဏ္ဍာန်၏ ကွဲပြားသည်၏ အဖြစ်သည်။ ဟောတိ၊ ဖြစ်၏။

၁။ အဇ္ဈတ္တိကံ။ ။ အဇ္ဈတ္တိကာယတန ၆-ပါးကို ယူမည်စိုး၍ “ဣန္ဒြိယဗဒ္ဓံ ဝဒတိ” ဟု ဋီကာဖွင့်၏။ ဇိဝိတိန္ဒြေနှင့် စပ်သော တကိုယ်လုံးကို “အဇ္ဈတ္တိကံ” ဟု ယူပါ-ဟူလို။

၂။ လိင်္ဂနာနတ္တံ။ ။ “လိင်္ဂံ ဟတ္ထာဒိသဏ္ဍာနံ” ဟု ဘာဝရုပ်အခန်း၌ လာလက္ခံ အဘိုင်း လိင်္ဂနာနတ္တံကို “သဏ္ဍာန နာနတ္တံ” ဟု ဋီကာဖွင့်၏။ ဤအဖွင့် အလိုအားဖြင့် “လိင်္ဂနှင့် သဏ္ဍာနကို သဘောတူ” ဟု မှတ်ပါ။ “လိင်္ဂံ ဟဿ အတ္ထိတိ လိင်္ဂံ” ဟု ပြု၍ သရီရ (တကိုယ်လုံး) ကို အရကောက်ပြီးလျှင် ထိုကိုယ်၏နာနတ္တံကို “လိင်္ဂနာနတ္တံ” ဟုလည်း တနည်း ဖွင့်သည်။

ဆိုလိုရင်းကား။ ။ “အရင်းခံစိတ်၏ ဆန်းကြယ်မှုကြောင့် ကံအမျိုးမျိုး ကွဲပြားရ၏။ ကံ၏ ကွဲပြားမှုကြောင့် ကံအကျိုးပေးရာ ဘဝဂတိတို့၌ လက် ခြေ စသော ပုံသဏ္ဍာန် များ ကွဲပြားရ၏။ ပုံသဏ္ဍာန် ကွဲပြားမှုကြောင့် ဤသူကား အမ၊ ဤသူကား အထီး (မိန်းမ-ယောက်ျား) ဟု အမှတ်သညာ ကွဲပြားရ၏။ သညာ၏ ကွဲပြားမှုကြောင့် အမ-အထီး “ (မိန်းမ-ယောက်ျား) ဟု အခေါ်အဝေါ် ကွဲပြားရ၏။ အခေါ်အဝေါ်

လိင်္ဂနာနတ္တတော၊ အသွင်သဏ္ဍာန်၏ ကွဲပြားသည်၏ အဖြစ်ကြောင့်။ ယထာဂဟိတသဏ္ဍာနဝသေန၊ အကြင် အကြင် စိတ်ဖြင့် မှတ်ယူအပ်သော ပုံသဏ္ဍာန်၏ အစွမ်းဖြင့်။ အယံ၊ ဤသကား။ (ဤသို့ ပုံသဏ္ဍာန်ရှိသကား။) ဣတ္ထိ၊ မိန်းမတည်း။ (အမတည်း။) အယံ၊ ဤသကား။ (ဤသို့ ပုံသဏ္ဍာန် ရှိသကား။) ပုရိသော၊ ယောက်ျားတည်း။ (အထီးတည်း။) ဣတိ၊ သို့။ ဥပ္ပဇ္ဇမာနာယ၊ ဖြစ်သော။ သညာယ၊ အမှတ်သညာ၏။ နာနတ္တံ၊ ကွဲပြားသည်၏ အဖြစ်သည်။ ဟောတိ၊ ၏။ သညာနာနတ္တတော၊ အမှတ်သညာ၏ ကွဲပြားသည်၏ အဖြစ်ကြောင့်။ သညာနုရူပေန၊ အမှတ်သညာအား လျော်သောအားဖြင့်။ ဣတ္ထိတိ ဝါ၊ မိန်းမဟူ၍ လည်းကောင်း။ (အမဟူ၍လည်းကောင်း။) ပုရိသောတိ ဝါ၊ ယောက်ျားဟူ၍လည်းကောင်း။ (အထီးဟူ၍လည်းကောင်း။) ဝေါဟရန္တာနံ၊ ခေါ်ဝေါ်ကြသူတို့၏။ ဝေါဟာရနာနတ္တံ၊ အခေါ်အဝေါ်၏ ကွဲပြားသည်၏ အဖြစ်သည်။ ဟောတိ။

[ကမ္မ လိင်္ဂသညာဝေါဟာရာဒိဘေဒံ-ဟူသော အကျဉ်းသင်္ချေပ စကား၌ ဝေါဟာရတိုင်အောင် အကျယ်ပြုပြီး၍ ယခုအခါ အာဒိ၏ အကျယ်ကို ပြလိုသောကြောင့် “ဝေါဟာရနာနတ္တဝသေန ပန” စသည် မိန့်၊]

ပန၊ ကား။ (အတိတ်ကံကြောင့် နာနတ္တ ဖြစ်ပုံမှတစ်ပါး ပစ္စုပ္ပန်ကံကြောင့် အနာဂတ်၌ နာနတ္တဖြစ်ပုံကို ဆိုဦးအံ့။) ဝေါဟာရနာနတ္တဝသေန၊ အခေါ်အဝေါ်၏ ကွဲပြားသည်၏အဖြစ်၏ အစွမ်းဖြင့်။ ယသ္မာ၊ ကြောင့်။ ဣတ္ထိ၊ သည်။ ဘဝိဿာမိ၊ ဖြစ်အံ့။ (ဖြစ်ရလို၏။) ပုရိသော၊ သည်။ ဘဝိဿာမိ။ ခတ္ထိယော၊ ခတ္ထိယသည်။ ဘဝိဿာမိ။ ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ ဘဝိဿာမိ၊ ဖြစ်အံ့။ (ဖြစ်ရလို၏။) ဣတိ ဝေံ၊ ဤသို့ တောင့်တ၍။ တဿ တဿ အတ္တဘာဝဿ၊ ထိုထိုအတ္တဘောကို။ ဇနကံ၊ ဖြစ်စေတတ်သော။ ကမ္မံ၊ ပစ္စုပ္ပန် ကံကို။ ကရိယတိ၊ ပြုအပ်၏။ တသ္မာ၊ ကြောင့်။ (ဣတ္ထိ ဘဝိဿာမိ-စသည်ဖြင့် တောင့်တ၍ ထိုထိုအတ္တဘာဝဇနက-ကံ၏ ပြုအပ်သည့်အတွက်။) ဝေါဟာရနာနတ္တတော၊ အခေါ်အဝေါ်၏ ကွဲပြားသည်၏ အဖြစ်ကြောင့်။ ကမ္မနာနတ္တံ၊ ပစ္စုပ္ပန်ကံ၏ ကွဲပြားအပ်၏ အဖြစ်သည်။ ဟောတိ၊ ၏။

ကွဲပြားမှုကြောင့် “မိန်းမ ဖြစ်ရပါလို၏၊ ယောက်ျား ဖြစ်ရပါလို၏၊ ခတ္ထိယ ဖြစ်ရပါလို၏” စသည်ဖြင့် တောင့်တ၍ ထိုထိုကံကို ပြုသဖြင့် ရောက်လေရာဘဝ၌ ကံကွဲပြားမှု ထပ်၍ ဖြစ်ရပြန်၏။ ဤသို့ စသည်ဖြင့် ဂတိကွဲပြားပုံ၊ ထိုထိုဂတိ၌ အပါဒက ဒွိပါဒက-စသည် ကွဲပြားပုံ၊ ထိုထို ဥပပတ္တိ၌ ဥစ္စ နီစ-စသည် ကွဲပြားပုံ။ ထိုထို အတ္တဘော၌ သုဝဏ္ဏံ ဒုဗ္ဗဏ္ဏ-စသည် ကွဲပြားပုံ၊ လာဘ အလာဘ-စသည် ကွဲပြားပုံ ဤအလုံးစုံကို ကံ၏အရင်းခံဖြစ်သောစိတ်သည်သာ ပြုအပ်ပါသည်-ဟု ဆိုလိုသည်။

[ပစ္စုပ္ပန်ကံကြောင့် အနာဂတ်ကိုပြုလျက် သံသရာစက်လည်ပုံ ပဋိစ္စသမုပ္ပါဒ်ကို ပြလိုရကား “တံ ပနေတံ” စသည် မိန့်။]

ပန၊ ဆက်။ တံ ဧတံ ကမ္မနာနတ္တံ၊ ထို ပစ္စုပ္ပန်ကံ၏ ကွဲပြားသည်၏ အဖြစ်သည်။ ယထာ ပတ္တိတံ၊ အကြင်အကြင် တောင့်တအပ်သော။ ဘဝံ၊ ကို။ နိဗ္ဗတ္တန္တံ၊ ဖြစ်စေလတ်သော်။ ယသ္မာ၊ ကြောင့်။ ဂတိဝသေန၊ ဂတိ၏ အစွမ်းဖြင့်။ နိဗ္ဗတ္တတံ၊ ဖြစ်စေ၏။ တသ္မာ၊ ကြောင့်။ (ဂတိအစွမ်းဖြင့် ဖြစ်စေသည်၏ အဖြစ်ကြောင့်။) ကမ္မနာနတ္တတော၊ ပစ္စုပ္ပန်ကံ၏ ကွဲပြားသည်၏အဖြစ်ကြောင့်။ ဂတိနာနတ္တံ၊ ဂတိ၏ ကွဲပြားသည်၏ အဖြစ်သည်။ ဟောတံ၊ ၎င်း။

စ၊ ဆက်။ ကမ္မနာနတ္တေနဝ၊ ကံ၏ ကွဲပြားသည်၏ အဖြစ်ကြောင့်ပင်။ တေသံ တေသံ သတ္တာနံ၊ တို့၏။ တဿာ တဿာ ဂတိယာ၊ ထိုထို ဂတိ၌။ အပါဒက ဒွိပါဒကဒိတာ၊ အခြေမရှိသော သတ္တဝါ၊ အခြေ ၂-ချောင်းရှိသော သတ္တဝါ အစရှိသည်တို့၏ အဖြစ်သည် လည်းကောင်း။ (ပညာယတိ-ဥပဓိ။) တဿာ တဿာ ဥပပတ္တိယာ၊ ထိုထို အမျိုးဇာတ်၌။ [နောက်၌ ဖွင့်လတ္တံ့။] ဥစ္စနိစာဒိတာ၊ မြင့်မြတ်သော သတ္တဝါ ယုတ်နိမ့်သော သတ္တဝါ အစရှိသည်တို့၏ အဖြစ်သည်လည်းကောင်း။ တသ္မိံ တသ္မိံ အတ္တဘာဝေ၊ ထိုထို အတ္တဘော၌။ (ထိုထို ဥပပတ္တိ၌။) သုဝဏ္ဏဒုဗ္ဗဏ္ဏာဒိတာ၊ ကောင်းသော အဆင်းရှိသော သတ္တဝါ မကောင်းသော အဆင်း ရှိသော သတ္တဝါ အစရှိသည်တို့၏ အဖြစ်သည်လည်းကောင်း။ လောကဓမ္မေသု၊ လောကဓံတို့၌။ လာဘာ လာဘာဒိတာ စ၊ လာဘ်ရခြင်း လာဘ်မရခြင်း အစရှိသည်တို့၏ အဖြစ်သည်လည်းကောင်း။ ပညာယတိ၊ ထင်ရှား၏။ တသ္မာ၊ ကြောင့်။ သဗ္ဗံ၊ သော။ ဒေဝမနုဿနိရယ(ပေတ) တိရစ္ဆာနဘေဒါသု၊ ကုန်သော။ ဂတိသု၊ တို့၌။ ကမ္မလိင်္ဂံသညာ ဝေ၊ ဟာရာဒိဘေဒံ၊ သော။ အဇ္ဈတ္တိကံ၊ သော။ ဧတံ စိတ္တံ၊ ဤ ဆန်းကြယ်သော အမှုကို။ စိတ္တေနဝ၊ စိတ်သည်သာ။ ကတံ၊ ပြုအပ်ပြီ။ ဣတိ ဝေဒိတုဗ္ဗံ။

၁။ အပါဒက။ပ။လာဘာဒိတာ။ ။အာဒိသဒ္ဓါ ၄-ခုတို့ဖြင့် နောက်လာမည့်သုတ်၌ “ဂတိယာ နာနာကရဏံ ပညာယတိ-အပဒါ ဒွိပဒါ စတုပဒါ” စသည်ဝယ် စတုပဒါစသည်ကိုလည်းကောင်း၊ “ဥပပတ္တိယာ ဥစ္စနိစာဒိတာ၊ ဟိန ပဏီတတာ” စသည်ဝယ် ဟိန ပဏီတတာ စသည်ကိုလည်းကောင်း၊ အတ္တဘာဝေ။ပ။ သုဝဏ္ဏ ဒုဗ္ဗဏ္ဏတာ၊ သုဇာတ ဒုဇ္ဇာတတာ” စသည်ဝယ် သုဇာတဒုဇ္ဇာတ စသည်ကိုလည်းကောင်း၊ လောကဓမ္မေ။ပ။လာဘာ လာဘေ၊ယသာ ယသေ” စသည်ဝယ် ယသ အယသ စသည်ကိုလည်းကောင်း ယူပါ-ဟု ဋီကာဖွင့်သည်။

သွာယံ (သော+အယံ) အတ္ထော၊ ထို ဆိုအပ်ပြီးသော ဤ အနက်ကို။
 (ကမ္မနာနတ္ထ-စသည်ကြောင့် လိင်္ဂနာနတ္ထ-စသည် ဖြစ်ရ၏ဟူသော အနက်ကို။)
 သံဂီတိ အနာရုဠဿ၊ သံဂါယနာ ၃-တန်သို့ မဟက်ရောက်သော။ (သံဂါ-
 ယနာ မတင်အပ်သော။) ဣမဿ သုတ္တဿ၊ ဤ ဆိုအပ်လတ္တံ့သော သုတ်၏။
 ဝသေန၊ ဖြင့်။ ဝေဒိတဗ္ဗော။ဟိ၊ သာဓက-ကား။ ကမ္မနာနတ္ထ။ပ။ သုခဒုက္ခေ-
 တိ၊ ကမ္မနာနတ္ထ။ပ။ သုခဒုက္ခေ ဟူသော။ ဧတံ(သုတ္တံ)၊ ဤ ပါဠိတော်ကို။
 (ဘဂဝတာ။) ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ ကမ္မနာနတ္ထပုထုတ္တပုဘောဒ ဝဝတ္တာန-
 ဝသေန၊ ကံ၏ မတူထူးခြားသည်၏ အဖြစ်၊ ကံ တမျိုးတမျိုး၏ များသည်၏
 အဖြစ်၊ ဟဒုဘဒုသော အစု၏ ကွဲပြားပုံကိုပိုင်းခြားသတ်မှတ် ဆုံးဖြတ်ခြင်း၏
 အစွမ်းဖြင့်။ လိင်္ဂနာနတ္ထ။ပ။ ဝဝတ္တာနံ၊ အသွင်သဏ္ဍာန်၏ မတူထူးခြားသည်၏

၁။ ကမ္မ။ပ။ ဝဝတ္တာနဝသေန။ ။နာနတ္ထ၊ ပုထုတ္တ၊ ပဘောဒ ဤ ၃-မျိုးတို့၏
 အဓိပ္ပာယ်အထူးကို ဋီကာအဘိုင်း သိရာ၏။ ဝိသဒိသဘာဝတာ နာနတ္ထံ-တပါးနှင့်
 တပါး မတူသည်၏အဖြစ်ကို “နာနတ္ထ” ဟု ခေါ်၏။ နာနာ၊ မတူသော (ကွဲပြားသော)
 ကံ စသည်တို့၏+ဘာဝေါ၊ သည်။ (ကုသိုလ်ကံနှင့်အကုသိုလ်ကံတို့၏ မတူခြင်းသည်။)
 နာနတ္ထံ၊ မည်၏။

၁။ ပုထုတ္တ။ ။ “မဟုပ္ပကာရတာ ပုထုတ္တံ” နှင့်အညီ ကုသိုလ်၏လည်း ဒါန သီလ
 စသည် ကာယသုစရိုက်-စသည်အားဖြင့် များသည်၏ အဖြစ်သည် လည်းကောင်း၊
 အကုသိုလ်ကံ၏ လည်း မစ္ဆရိယ-စသည် ကာယဒုစရိုက်-စသည်အားဖြင့် များသည်၏
 အဖြစ် (များခြင်း) သည်လည်းကောင်း ပုထုတ္တမည်၏။ ပုထုနော၊ များသောကံ၏+
 ဘာဝေါ၊ သည်။ (များခြင်းသည်။) ပုထုတ္တံ၊ မည်၏။

၁။ ပဘောဒ။ ။ “ဧကေကဿ ပကာရဿ+ဘောဒေါ ပဘောဒေါ” နှင့်အညီ
 တပါးတပါးသော ဒါန သီလ-စသော အစု၊ မစ္ဆရိယ-စသော အစု၏+အန္ဓဒါန ပါန-
 ဒါန-စသော အားဖြင့် လည်းကောင်း၊ ပါဏာတိပါတ ဝိရတိ စသော သုစရိုက်အား
 ဖြင့်လည်းကောင်း ပြားခြင်း၊ အာဝါသမစ္ဆရိယ-စသော အားဖြင့် လည်းကောင်း၊
 ပါဏာတိပါတ-စသော ဒုစရိုက်အားဖြင့် လည်းကောင်း ပြားခြင်းသည် “ပဘောဒ”
 မည်၏။ [လိင်္ဂနာနတ္ထ စသည်၊ သညာနာနတ္ထ စသည်၊ ဝေါဟာရနာနတ္ထံ စသည်ကို
 လည်း ဤ ကမ္မနာနတ္ထ စသည်ကို နည်းမှီး၍ သိပါ။]

၁။ ဝဝတ္တာန။ ။ ဝိ+အဝ+ထာန-အသီးအသီး+ဆိုင်ရာတွင် ပါဝင်၍+တည်
 ခြင်းကို “ဝဝတ္တာန” ဟု ခေါ်၏။ ထိုသို့ ပါဝင်တည်နေလျှင် သဘောမတူသောတရား
 နှင့် မရောပဲ သီးသန့်တည်နေခြင်း ဖြစ်ရကား ထိုသို့ သီးသန့်တည်နေခြင်းကိုပင် “ပိုင်း
 ခြားသတ်မှတ် ဆုံးဖြတ်ခြင်း” ဟု ခေါ်၏။ ထို့ကြောင့် ဝဝတ္တာနံကို “ဝဝတ္ထိတတာ
 ဝိနိစ္ဆိတတာ” ဟု ဋီကာဖွင့်သည်။

အဖြစ်၊ အသွင်သဏ္ဍာန် တမျိုးတမျိုး၏ များသည်၏အဖြစ်၊ တခုတခုသော အစု၏ ကွဲပြားပုံကို ပိုင်းခြားသတ်မှတ် ဆုံးဖြတ်ခြင်းသည်။ ဘဝတိ၊ ၎င်း၏။ လိင်နာနတ္ထ။ ပ။ ၀။ သေန၊ ဖြင့်။ သညာနာနတ္ထ။ ပ။ ၀။ ၀။ တ္တာနံ၊ အမှတ်သညာ၏ မတူထူးခြားသည်၏အဖြစ်၊ အမှတ်သညာ တမျိုးတမျိုး၏ များသည်၏အဖြစ်၊ တခုတခုသော အစု၏ ကွဲပြားပုံကို ပိုင်းခြားသတ်မှတ် ဆုံးဖြတ်ခြင်းသည်။ ဘဝတိ၊ ၎င်း၏။ သညာ။ ပ။ ၀။ သေန၊ ဖြင့်။ ဝေါဟာရ။ ပ။ ၀။ ၀။ တ္တာနံ၊ အခေါ်အဝေါ်၏ မတူထူးခြားသည်၏အဖြစ်၊ အခေါ်အဝေါ် တမျိုးတမျိုး၏ များသည်၏အဖြစ်၊ တခုတခုသော အစု၏ ကွဲပြားပုံကို ပိုင်းခြားသတ်မှတ် ဆုံးဖြတ်ခြင်းသည်။ ဘဝတိ၊ ၎င်း၏။ ဝေါဟာရ။ ပ။ ၀။ သေန၊ ဖြင့်။ ကမ္မ။ ပ။ ၀။ ၀။ တ္တာနံ၊ ပစ္စုပ္ပန်ကံ၏ မတူထူးခြားသည်၏အဖြစ်၊ ကံ တမျိုးတမျိုး၏ များသည်၏အဖြစ်၊ တခုတခုသော အစု၏ ကွဲပြားပုံကို ပိုင်းခြားသတ်မှတ် ဆုံးဖြတ်ခြင်းသည်။ ဘဝတိ၊ ၎င်း၏။

ကမ္မနာနာကရဏံ၊ ပစ္စုပ္ပန်ကံ၏ အသီးအခြားပြုကြောင်း အထူးကို။ ပဋိစ္စ၊ စုံမီ၍။ သတ္တာနံ၊ နောက်ဘဝ၌ ဖြစ်လတ္တံ့သော သတ္တဝါတို့၏။ ဂတိယာ၊ အနာဂတ် ဂတိ၌။ နာနာကရဏံ၊ အသီးအခြားပြုကြောင်း အထူးသည်။ ပညာယုတိ၊ ထင်ရှား၏။ အပဒါ၊ အခြေမရှိသော သတ္တဝါတို့သည်လည်းကောင်း။ ဒွိပဒါ၊ ခြေ ၂-ချောင်းရှိသော သတ္တဝါတို့သည် လည်းကောင်း။ စတုပ္ပဒါ၊ အခြေ ၄-ချောင်းရှိသော သတ္တဝါတို့သည် လည်းကောင်း။ ဗဟုပ္ပဒါ စ၊ များသော အခြေရှိသော သတ္တဝါတို့သည်လည်းကောင်း။ ရူပိနော၊ ရုပ်သာရှိသော သတ္တဝါတို့သည် လည်းကောင်း။ (အသညသတ်ကို ရည်ရွယ်သည်။) အရူပိ နော၊ နာမ်သာရှိသော သတ္တဝါတို့သည် လည်းကောင်း။ (အရူပဘုံသားကို ရည်ရွယ်သည်။) သညိနော၊ သညာရှိသော သတ္တဝါတို့သည် လည်းကောင်း။ (နောက် ၂-မျိုးမှကြွင်းသော အားလုံးကိုရည်ရွယ်သည်။) အသညိနော၊ သညာမရှိသော သတ္တဝါတို့သည် လည်းကောင်း။ (အသညသတ်ကို ရည်ရွယ်သည်။) နေဝသညိနာသညိနော၊ နေဝသညိနာသညိ သတ္တဝါတို့သည်

၁။ ကမ္မနာနာကရဏံ။ ။ ရှေ့၌ “ကမ္မနာနတ္ထ” စသည်ဖြင့် ဆိုအပ်သော ကံသည် အတိတ်ကံတည်း။ ထို ရှေးကံကြောင့် ယခုပစ္စုပ္ပန်၌ လိင်၊ သညာ၊ ဝေါဟာရနာနတ္ထ စသည်ဖြစ်၏။ ထိုဝေါဟာရနာနတ္ထကြောင့် ဖြစ်သော ပစ္စုပ္ပန်ကံကို “ကမ္မနာနတ္ထ ပုထုတ္တပုဘေဒဝတ္တာနံ ဘဝတိ” ၌ ကမ္မပုဒ်ဖြင့်ပြ၏။ “ကမ္မနာနာကရဏံပဋိစ္စ” စသော ပါဠိဖြင့် အနာဂတ်ဘဝ၌ လိင်-စသော ဖြစ်ပုံကို ပြ၏။ ဤသို့ ပြသဖြင့် သံသရာ (ခန္ဓာအစဉ်) မပြတ် ပဋိစ္စသမုပ္ပါဒ်လည်ပုံကို ပြသည်ဟု မှတ်ပါ။

လည်းကောင်း။ (နေဝသညာ နာသညာယတန သတ္တဝါကို ရည်ရွယ်သည်။ ပညာယန္တိ။)

ကမ္မနာနာကရဏံ၊ ကိ။ ပဋိစ္စ၊ ချှ။ သတ္တာနံ၊ တို့၏။ ဥပပတ္တိယာ'ကံ ကြောင့်ဖြစ်ရသော ဇာတ်၌။ နာနာကရဏံ၊ သည်။ ပညာယတိ။ ဥစ္စနိစတာ၊ အထက်တန်းသတ္တဝါ၊ အောက်တန်း သတ္တဝါတို့၏ အဖြစ်သည်လည်းကောင်း။ ဟိနပဏိတတာ၊ ယုတ်ညံ့သော သတ္တဝါ၊ မှန်မြတ်သော သတ္တဝါတို့၏အဖြစ် သည် လည်းကောင်း။ သုဂတဒုဂ္ဂတတာ၊ သုခသို့ ရောက်သူတို့၏ အဖြစ်၊ ဒုက္ခသို့ ရောက်သူတို့၏ အဖြစ်သည်လည်းကောင်း။ (ကြွယ်ဝသူတို့၏ အဖြစ်၊ ဆင်းရဲသူတို့၏ အဖြစ်သည် လည်းကောင်း။) ပညာယတိ၊ ၏။ ကမ္မနာနာ ကရဏံ၊ ကိ။ ပဋိစ္စ၊ ချှ။ သတ္တာနံ၊ တို့၏။ အတ္တဘာဝေ၊ ၌။ နာနာကရဏံ၊ သည်။ ပညာယတိ၊ ၏။ သုဝဏ္ဏဒဗ္ဗဏ္ဏတာ၊ ကောင်းသော အဆင်းရှိသူတို့၏ အဖြစ်၊ မကောင်းသော အဆင်းရှိသူတို့၏ အဖြစ်သည် လည်းကောင်း။ (လှသူတို့၏ အဖြစ်၊ မလှသူတို့၏ အဖြစ်သည် လည်းကောင်း။) သုဇာဟ ဒုဇာတတာ၊ ကောင်းစွာဖြစ်သူတို့၏အဖြစ် မကောင်းသဖြင့် ဖြစ်သူတို့၏ အဖြစ်သည်လည်း ကောင်း။ (အရပ်အလုံး ကောင်းသူတို့၏ အဖြစ်၊ အရပ်အလုံး မကောင်းသူတို့၏ အဖြစ်သည် လည်းကောင်း။ တနည်း—လက်ခြေစသော ရုပ်လက္ခဏာအားဖြင့် ကောင်းသူတို့၏ အဖြစ်၊ မကောင်းသူတို့၏ အဖြစ်သည် လည်းကောင်း။) သု- သဏ္ဍိတဒုဿဏ္ဍိတတာ၊ အင်္ဂါကြီးငယ်တို့၏ ကောင်းသော ပုံသဏ္ဍာန်ရှိသူတို့၏ အဖြစ် မကောင်းသော ပုံသဏ္ဍာန်ရှိသူတို့၏ အဖြစ်သည်လည်းကောင်း။ ပညာ- ယတိ၊ ၏။ ကမ္မနာနာကရဏံ၊ ကိ။ ပဋိစ္စ၊ ချှ။ သတ္တာနံ၊ တို့၏။ လောကဓမ္မေ၊ လောကဓံ၌။ (လာဘာလာဘေ-စသည်ကား လောကဓမ္မ၏ သရုပ်ပြ။) လာ- ဘာလာဘေ၊ လာဘ်ရခြင်း၊ လာဘ်မရခြင်း၌ လည်းကောင်း။ ယသာယသေ၊ အခြေအရံရှိခြင်း၊ အခြေအရံမရှိခြင်း၌ လည်းကောင်း။ [ဤ၌ ပရိဝါရယသ-ကို သာ ယု၊ ကိတ္တိယသ-ကို နောက်ဒုကဖြင့် ယုလတ္တံ့။] နိန္ဒာပသံသာယံ၊ ကဲ့ရဲ့ခြင်း ချီးမွမ်းခြင်း၌ လည်းကောင်း။ သုခဒုက္ခေ၊ ချမ်းသာခြင်း၊ ဆင်းရဲခြင်း၌ လည်း ကောင်း။ နာနာကရဏံ၊ အသီးအခြားပြုကြောင်း အထူးသည်။ ပညာယတိ။

၁။ ဥပပတ္တိ။ ။ဂတိ ၅-မျိုးတွင် ထိုထိုဂတိ၌ဖြစ်သော အမျိုးဇာတ်ကို “ဥပပတ္တိ” ဟု ခေါ်၏။ ထို့ကြောင့် ဋီကာ၌ “ဥပပတ္တိတိ ဂေါမဟိံသာဒိ (တိရစ္ဆာနဂတိ အတွက် နာနာကရဏ ဖြစ်ပုံ။) ခတ္တိယာဒိ (မနုဿ ဂတိအတွက် နာနာကရဏ ဖြစ် ပုံ) စာတုမဟာရာဇိကာဒိ (ဒေဝ ဂတိအတွက် နာနာကရဏ ဖြစ်ပုံ) ဥပပတ္တိယော” ဟု ဖွင့်သည်။ ထို ဥပပတ္တိတို့၏ ဥစ္စ နိစ-စသည်ဖြစ်ပုံကို ဋီကာအဖွင့် ကြည့်ပါ။

အပရမ္ပိံ၊ အခြားသော သုတ်ကိုလည်း။ (အဇ္ဈတ္တိက ဆန်းကြယ်မှု၏ စိတ်သည် ပြုအပ်သည်၏ အဖြစ်ကို ပြီးစေတတ်သော အခြားသုတ်ကိုလည်း။) ဘဂဝတော၊ သည်။ ဝုတ္တံ၊ ပြီ။ (ကိံ၊ အဘယ်သို့။ ဝုတ္တံ၊ ဟောတော်မူအပ်သနည်း။) ကမ္မတော။ပ။ပ။ဟိန ပဏိတတာယာတိ၊ ဟူ၍။ ဝုတ္တံ၊ ပြီ။* ကမ္မတော၊ အရင်းခံ ကံကြောင့် လည်းကောင်း။ လိင်္ဂတောစေဝ၊ နီးကပ်သော လိင်ကြောင့် လည်းကောင်း။ လိင်္ဂသညာ၊ လိင်ကြောင့်ဖြစ်သော အမှတ်သညာတို့သည်။ ပဝတ္တရေ၊ ဖြစ်ကုန်၏။ [ရှေးနိဿယ၌ “လိင်္ဂသညာ၊ လိင်၌ဖြစ်သော သညာတို့သည်” ဟု ပေးသည်။] တနည်း-ကမ္မတော၊ ကံကြောင့် လည်းကောင်း။ လိင်္ဂတောစေဝ၊ လိင်ကြောင့် လည်းကောင်း။ လိင်္ဂသညာ၊ အသွင်သဏ္ဌာန် အမှတ်သညာတို့သည်။ ပဝတ္တရေ၊ အစဉ်အတိုင်း ဖြစ်ကုန်၏။ သညာတော၊ သညာကြောင့်။ အယံ၊ ဤကဲ့သို့ အသွင်သဏ္ဌာန် ရှိသည်။ ဣတ္ထိ၊ မိန်းမတည်း။ ဣတိ ဝါ၊ ဤသို့ လည်းကောင်း။ အယံ၊ သည်။ ပုရိသော၊ တည်း။ ဣတိ ဝါ၊ ဤသို့။ လည်းကောင်း။ ဘေဒံ၊ ဝေါဟာရ၏ တွဲပြားခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်ကုန်၏။

လောကော၊ သတ္တလောကသည်။ ကမ္မုနာ၊ ကံကြောင့်။ ဝတ္တတိ၊ ဖြစ်၏။ ပဇာ၊ သတ္တဝါအပေါင်းသည်။ ကမ္မုနာ၊ ကြောင့်။ ဝတ္တတိ၊ ၏။ ယာယ-

၁။ အပရမ္ပိံ ဝုတ္တံ။ ။ “တထာ ယဒေတံ။ပ။ အဇ္ဈတ္တိကံ စိတ္တံ၊ တံပိ စိတ္တကတမေဝ” ဟူသော စကားကိုပင် သာဓကဖြင့်ပြီးစေလို၍ “ကမ္မတော လိင်္ဂတော” စသော သုတ်တမျိုးကိုလည်း ထုတ်ပြန်သည်။

မေးဖွယ်။ ။ “ကမ္မတော လိင်္ဂတော” စသော သုတ်၌ “စိတ်” မပါဝဲလျက် ထို သုတ်က လိင်္ဂ-စသည်တို့၏ စိတ္တကတအဖြစ်ကို အဘယ်သို့ ပြီးစေနိုင် (သာဓကဖြစ်နိုင်) ပါသနည်း ဟု မေးဖွယ်ရှိ၏။ အဖြေကား-ထိုသုတ်၌ ကမ္မတော စသည်ဖြင့် ကံ-စသည် ကြောင့် လိင်္ဂ-စသည် ဖြစ်ပုံကို ပြထားသော်လည်း ထိုကံသည် စိတ်ကြောင့်ဖြစ်ရကား ထို ဂါယာသုတ်သည် လိင်္ဂ-စသည်တို့၏ စိတ္တကတအဖြစ်ကို ပြီးစေနိုင် (သာဓက ဖြစ်နိုင်) ပါသည်။ [“အပရမ္ပိံ ဝုတ္တံ၊ပ။ သာမေတံ” ဟူသော ဋီကာကို ကြည့်ပါ။]

* ကမ္မတော။ပ။ပ။ပဝတ္တရေ။ ။ ဋီကာ၌ ၂-နည်းဖွင့်ဟား၏။ ပထမနည်း၌ လိင်္ဂသညာကို “လိင်္ဂတော+ပဝတ္တော+သညာ လိင်္ဂသညာ” ဟု တပျုရိသ်ပြုပါ။ “လိင်္ဂ-သညာတို့သည် အရင်းခံ အကြောင်းဖြစ်သော ကံကြောင့်လည်းကောင်း။ နီးကပ်သော အကြောင်းဖြစ်သော လိင်္ဂကြောင့်လည်းကောင်း ဖြစ်ကြသည်-ဟူလို။ ဒုတိယနည်း၌ “လိင်္ဂ+သညာ စ လိင်္ဂသညာ” ဟု ဒွန်သမာသ် ပြုပါ။ ယထာသင်္ချာနည်းလည်း ယူပါ။ “ကံကြောင့် လိင်္ဂဖြစ်၊ လိင်္ဂကြောင့် သညာဖြစ်သည်” ဟူလို။

၂။ ပဇာ။ ။ ကမ္မတော ပကာရေန ဇာယတိတိ ပဇာ-ကံကြောင့် အမျိုးမျိုး အစားစား အပြားအားဖြင့် ဖြစ်ရ၏။ ဣတိ ပဇာ။ ရှေ့ပါဒ-က လောကောကိုပင် “ပဇာ”

တော၊ သွားသော။ ရထာ၊ ရထာ၏။ အာဏီ၊ နားပန်းစောင့် မယ်နသည်။ (နိဗန္ဓနာ၊ ဘီးမကျတ်အောင် ဖွဲ့ထားတတ်သည်။ ဟောတိ) ဣပ၊ ဖြစ်သကဲ့သို့။ (တထာ၊ ဟူ။) သတ္တာ၊ သတ္တဝါတို့သည်။ ကမ္မနိဗန္ဓနာ၊ ကံ-ဟူသော အဖွဲ့ရှိကုန်၏။ [သံသရာမှ ကျွတ် လွတ် မသွားအောင် ကံက ဖွဲ့ထားတတ်သည်-ဟူလို။-မဇ္ဈိမနိကာယ်၊ ဗြာဟ္မဏဝဂ်၊ ဝါသေဋ္ဌ-သုတ်။]

ကမ္မေန၊ ကုသိုလ်ကံကြောင့်။ ကိတ္တိံ၊ ကျော်စောခြင်းကို လည်းကောင်း။ (မျက်ကွယ် ချီးမွမ်းခြင်းကို လည်းကောင်း။) ပသံသံ၊ မျက်မှောက် ချီးမွမ်းခြင်းကိုလည်းကောင်း။ လဘတေ၊ ရ၏။ ကမ္မေန၊ အကုသိုလ်ကံကြောင့်။ ဇာနိံ၊ ဆုံးရှုံးပျက်ပြားခြင်းကိုလည်းကောင်း။ [ဇာဓာတ်၊ တံ-ပစ္စည်း၊ တံ-ကို နိပြု။] ဝဓဉ္ဇ၊ သတ်ပုတ် ညှဉ်းဆဲခြင်းကိုလည်းကောင်း။ ဗန္ဓံ၊ နှောင်ဖွဲ့ခြင်းကိုလည်းကောင်း။ (လဘတေ၊ ခံရ၏။) တံ ကမ္မနာနာကရဏံ၊ ထို ကံကြောင့်ဖြစ်သော အသီးအခြားပြုကြောင်း အထူးကို။ ဝိဒိတော၊ သိရ၍။ ဝါ၊ သိရပါလျက်။ ကသ္မာ၊ ကြောင့်။ လောကေ၊ ဥ။ ကမ္မံ၊ ကံသည်။ နတ္ထိ၊ မရှိ။ ဣတိ၊ သို့။ ဝဒေ၊ ဆိုနိုင်ပါတော့အံ့နည်း။ [ကထာဝတ္ထု၊ သတ္တရသမဝဂ်၊ သဗ္ဗမိဒံ ကမ္မ-တောတိ-ကထာ။]...မာဝဏ၊ သုဘလုလင်။ သတ္တာ၊ တို့သည်။ ကမ္မဿကာ၊

ဟုဖွင့်၏။ လောကအရ သတ္တလောက ယူပါ-ဟူလို။ ထို့ကြောင့် နောက်ပါဒသည် ရှေ့ပါဒ၏ အဖွင့်တည်း ဟု မှတ်ပါ။ [“ဝတ္တတိ”၌ ဆန်းကြောင့် ဒီဃ-ဟု ရှေးနိဿယ ဆုံးဖြတ်၏။]

၁။ အာဏီ။ ။ဒိဝါဒိ အဏ-ဓာတ်သည် ဇီဝန=အနက်ကို ဟော၏။ ရထာ၏ စက်ဘီးသည် နားပန်းစောင့် မယ်နကြောင့် ကျွတ်မကျပဲ အသက်ရှည်ရသကဲ့သို့ ဖြစ်၏။ ထို့ကြောင့် “အဏုတေ အနေနာတိ အာဏီ” ဟု ပြု။ ဣဏပစ္စည်း၊ ပုလ္လင်ဟု လည်းကောင်း၊ ဤ-ပစ္စည်း ထပ်၍သက်လျှင် “အာဏီ” ဣတ္ထိလင်ဟု လည်းကောင်း ထောမနိမိ ဆို၏။ ထို့ကြောင့် ဋီကာ၌ “အာဏီ+နိဗန္ဓနော” ဟု ဖြစ်စေ “အာဏီ+နိဗန္ဓနာ” ဟု ဖြစ်စေ ရှိသင့်သည်။

၂။ တံ ကမ္မနာနာကရဏံ။ ။ “ကမ္မတော နိဗ္ဗတ္တနာနာကရဏံ” ဟု ဖွင့်၏။ နိဗ္ဗတ္တ အလယ်ပုဒ် ကျေ၊ “ကမ္မတော+နိဗ္ဗတ္တံ နာနာကရဏံ” ဟု ပြု။ “ကမ္မဇေဟိ အနုမိယ-မာနံ ကမ္မဿေဝ ဝါ နာနာကရဏံ” ဟု တနည်းဖွင့်၏။ “ကံကြောင့်ဖြစ်သော ကိတ္တိံ ပသံသာ-စသော အကျိုးထူးပုံကို မြင်သဖြင့် မှန်းဆ၍ သိအပ်သောကံ၏ အထူး” ဟူ၍။ “ကမ္မဿ+နာနာကရဏံ” ဟုပြု။ ဝေဖြင့် အကမ္မနိဗ္ဗတ္တကို ကန့်။

၃။ ကမ္မဿကာ။ ။ဋီကာ၌ “ကမ္မဿယာ” ဟု ဖွင့်၏။ ကစ္စည်းဝုတ္တိ ဒေါဓယစ-၌ “သကေ=သယေ” ကဲ့သို့ ယ-ကို က-ပြု။ ကမ္မမေဝ+သယော ယေသံ-တိ ကမ္မဿယာ။ [သယာ၌ သိဓာတ်သည်ဩမှ လာသောကြောင့် ရ-ပျောက်၍ ဒွေဘော် ရောက်ရသည်။ ဥပရိပဏ၊ သုဘသုတ်-အဋ္ဌကထာ၌ကား “ကမ္မံ+ဧတေသံသကံ (အတ္တ-

ကံဟူသော မှီရာရှိကုန်၏။ (တနည်း) ကံဟူသော ကိုယ်ပိုင်ဥစ္စာ ရှိကုန်၏။ ကမ္မဒါယာဒါ၊ ကံ၏ အမွေခံ ဖြစ်ကြကုန်၏။ ကမ္မယောနိ၊ ကံဟူသော အကြောင်းရှိကုန်၏။ ကမ္မဗန္ဓု၊ ကံဟူသော ဆွေမျိုး ရှိကုန်၏။ ကမ္မပဋိဿရဏာ၊ ကံ ဟူသော လဲလျောင်းရာ ရှိကုန်၏။ ကမ္မံ၊ ကံသည်။ သတ္တေ၊ သတ္တဝါတို့ ကို။ ဝိဘဇတိ၊ ဝေဖန်၏။ ဟိန ပဏိတတာယ၊ ယုတ်ညံ့သူ၏ အဖြစ် မှန် မြတ်သူ၏ အဖြစ်ဟူသော အကျိုးငှာ။ ယဒိဒံ (ဝိဘဇနံ၊ အကြင် ဝေဖန်ခြင်းကို။ ကတံ၊ ပြုအပ်ပြီ။ တံ၊ ထို ဝေဖန်ခြင်းကို။ အညော၊ ကံမှ တပါးသော။ ကောစိ၊ တစုံတယောက်သည်။ န ကရေတံ၊ ပြုသည်မဟုတ်။) [ဥပရိပဏံ၊ စူဠကမ္မဝိဘင်္ဂ- သုတ်။]

၇ ဧဝံ၊ ဤသို့လျှင်။ ဣမာယ ကရဏစိတ္တတာယပိ၊ ဤ ပြုအပ်သော အကျိုး၏ ဆန်းကြယ်သည်၏ အဖြစ်ကြောင့်လည်း။ စိတ္တဿ၊ အကြောင်းရင်း စိတ်၏။ စိတ္တ တာ၊ ဆန်းကြယ်သည်၏ အဖြစ်ကို။ ဝေဒိတဗ္ဗာ၊ ၏။ ဟိ၊ မှန်။ သဗ္ဗာနိပိ၊ အလုံးစုံလည်း ဖြစ်ကုန်သော။ တောနိ ဝိစိတြာနိ၊ ဤ ဆန်းကြယ်သော အမှု

နော ဘဏ္ဍကံ)” ဟု ထုံးစံအတိုင်းပင် ဖွင့်သည်။] ဒါယာဒါ၌ “ဒါတဗ္ဗောတိ ဒါ- ယော (ဒါဓာတ်၊ ဣ)။ ဒါယံ+အာဒိယန္တိတိ ဒါယာဒါ၊ ကမ္မဿ+ ဒါယာဒါ ကမ္မ- ဒါယာဒါ” ဟုပြု။

၁။ ကမ္မယောနိ။ ။ အဘိဓာန်၌ လာသော ယောနိ-သဒ္ဓါ၏အနက်တို့တွင် အဏ္ဍဇ ယောနိ-စသည်၌ ခန္ဓကောဋ္ဌာသ-အနက်ကို ဟော၏။ ဤ၌ကား ဟေတုအနက်ကို ဟော၏။ ထို့ကြောင့် “အတ္တဘာဝ ပဋိလာဘ နိမိတ္တံ” ဟု ဖွင့်သည်။ “ဖလံ သဘာဝ- ဘော ဘိန္နုပိအဘိန္နု ဝိယ ယဝတိ မိဿိတံ ဟောတိ ဧတေနာတိ ယောနိ-အကျိုးသည် အချင်းချင်းကွဲပြားသော်လည်း မကွဲသကဲ့သို့ ရောနှောကြောင်းဖြစ်သော အကြောင်း” ဟု သုဘသုတ် ဋီကာဖွင့်၏။ “ယု-မိဿနေ” ဟူသော ဓာတ်၊ ကမ္မံ+ယောနိ ဧတေသံတိ ကမ္မယောနိ (ဗဟုဝစ်) ။ ကမ္မဗန္ဓု၌ ဗန္ဓုဓာတ် ဥပစည်းဖြင့် “ဗန္ဓု” ဟုဖြစ်၏။ ဗန္ဓုဟိ၊ ချစ်ခင် ခြင်း အစေးဖြင့် ဖွဲ့ထားတတ်၏။ ဣတိ ဗန္ဓု။ “ကမ္မံ+ဗန္ဓု ဧတေသံတိ ကမ္မဗန္ဓု” ဟု ပြု။

၂။ ယဒိဒံ ဟိနပဏိတတာယ။ ။ ယံ ဣဒံ “တံ ဟိနော ဘဝ၊ တံ ပဏိတော။ ပ။ ဧဝံ ဟိနပဏိတတာယ” ဝိဘဇနံ ကတံ၊ န အညော ကောစိကရေတံ၊ ကမ္မမေဝ ဧဝံ သတ္တေ ဝိဘဇတိတိ အတ္ထော။-ဥပရိပဏံ၊ သုဘသုတ်-အဋ္ဌကထာ။

၃။ ဧဝံ။ ပ။ ဝေဒိတဗ္ဗာ။ ။ “စိတ္တကရဏတာယ စိတ္တံ” ဟူသော စကားကို နိဂုံး ချုပ် လို၍ ဧဝံ-စသည်မိန့်။ ကရဏစိတ္တ-ပြုအပ်သော အကျိုး၏ ဆန်းကြယ်ပုံကို ထောက်၍ အကြောင်းရင်းဖြစ်သော စိတ်၏ဆန်းကြယ်ပုံကို ဤ ဆိုအပ်ပြီးသော နည်းဖြင့် သိနိုင်ပါ သည်-ဟူလို။ ကရဏ စိတ္တတာယပိ၌ ပိကား ဧဝံ တာဝ စိတ္တတာယ စိတ္တံ၌ ဆိုအပ်ပြီး သော စိတ္တတာယကို ပေါင်းသည်။ ဤ၌ ကရဏစိတ္တတာယကို ကြည့်၍ ကထံ စိတ္တကရဏ တာယတုန်းက စိတ္တကရဏတာယကိုလည်း “ပြုအပ်သော အကျိုး၏ ဆန်းကြယ်သည့် အဖြစ်ကြောင့်” ဟု ရှေး နိဿယတို့၌ တနည်း ပေးကြသည်။

တို့ကို။ (ပန်းချီးကား၊ ကမ္မ-စသည်တို့၏ ဆန်းကြယ်မှုတို့ကို။) စိတ္တေနဝံ၊ စိတ်သည်သာ။ ကတာနိ၊ ပြုအပ်ကုန်ပြီ။ ပန၊ ဆက်။ အလဒ္ဓောကာသဿ၊ မရအပ်သော အကျိုးပေးခွင့်ရှိသော။ (အကျိုးပေးခွင့် မရသော။) စိတ္တဿ၊ ကမ္မဝိညာဉ်ဟူသော စိတ်၏။ ဝါ၊ ပန၊ သည်သာ မကသေး။ ယံ၊ အကြင် ကမ္မဝိညာဉ် ဟူသော စိတ်သည်။ အဝသေသ ပစ္စယဝိကလံ၊ ကြွင်းသော အကြောင်းတို့မှ ချို့တဲ့၏။ တဿ၊ ထို ကမ္မဝိညာဉ် ဟူသော စိတ်၏။ ဧကစ္စ စိတ္တကရဏာဘာဝတော၊ အချို့သော ဆန်းကြယ်မှုကို ပြုခြင်း၏ မရှိခြင်းကြောင့်။ (စိတ္တမေဝ စိတ္တတရံ-ဥပစပ်။) စိတ္တေန၊ သည်။ ကတံ၊ ပြုအပ်သော။ အဇ္ဈတ္တိကံ၊ အဇ္ဈတ္တသန္တာန်၌ ဖြစ်သော။ ယဒေတံ စိတ္တံ၊ အကြင် ဆန်းကြယ်သော အမှုကို။ ဝုတ္တံ၊ ဆိုအပ်ပြီ။ တတောပိ၊ ထို ဆန်းကြယ်သော အမှုထက်လည်း။ စိတ္တမေဝ၊ စိတ်သည်သာ။ စိတ္တတရံ၊ သာ၍ ဆန်းကြယ်၏။

တေန၊ ကြောင့်။ ဘဂဝါ၊ သည်။ နာဟံ ဘိက္ခဝေ။ ပ။ စိတ္တတရန္တိ၊ ဟူ၍။ အာဟ၊ ပြီ။ [ဘိက္ခဝေ၊ တို့။ တိရစ္ဆာနဂတာ၊ တိရစ္ဆာန် ဖြစ်ကုန်သော။ ဣဒံ (ဣမေ) ပါဏာ၊ ဤ သတ္တဝါတို့သည်။ စိတ္တာ ယထာ၊ ဆန်းကြယ်ကုန် သကဲ့သို့။ ဝေ၊ တူ။ (တိရစ္ဆာန်တို့လောက်။) စိတ္တံ၊ ဆန်းကြယ်သော။ အညံ၊ တိရစ္ဆာန်

၁။ အလဒ္ဓောကာသဿ။ ။ အလဒ္ဓော+ဩကာသော (အကျိုးပေးခွင့်) ယေနာတိ အလဒ္ဓောကာသော။ ဆန့်ကျင်ဘက် ဖြစ်သော အခြားကံက တားမြစ် သောကြောင့် ဖြစ်စေ၊ မိမိ အကျိုးမပေးနိုင်ရာ ဘုံဌာန၌ ပုဂ္ဂိုလ်က ဖြစ်နေသောကြောင့် ဖြစ်စေ အကျိုးပေးခွင့် မရသော ကမ္မဝိညာဉ်ဟူသော စိတ်ကို “အလဒ္ဓောကာသ” ဟု ဆိုသည်။

၂။ အဝသေသ ပစ္စယဝိကလံ။ ။ အပရာပရိယ ဝေဒနိယ-ကံသည် ဂတိ-ကာလ-ဥပမိ-ပယောဂ ဟူသော အကြောင်းစုံညီမှ အကျိုးပေးနိုင်၏။ ထိုသို့ အကြောင်းမစုံညီသော ကံစိတ်ကို “အဝသေသ ပစ္စယဝိကလ” ဟု ဆိုသည်။ ဤသို့ အလဒ္ဓောကာသနှင့် အဝသေသ ပစ္စယဝိကလ အထူးကို သိပါ။

မဇ္ဈိကာ။ ။ ဧတ္ထ စ ကာလဂတိသေနေဝ အလဒ္ဓောကာသတာ၊ ကာလဂတိ ပယောဂ ဥပမိသင်္ခါတာနံ စတုန္ဒ ပစ္စယာနံ ဝေကလ္လဝသေန အဝသေသ ပစ္စယဝေကလ္လံ တိ အယမေတေသံ ဝိသေသော။ ... ပဌမော ဝါ ဥပပဇ္ဇဝေဒနိယ ကမ္မဝသေန ဝုတ္တော၊ ဒုတိယော အပရာပရိယ ကမ္မဝိညာဏဝသေနာတိ အယ မေတေသံ ဝိသေသော။

၃။ ဧကစ္စစိတ္တ ကရဏာဘာဝတော ။ ။ ကမ္မဝိညာဉ်ဟူသော ထိုစိတ် ၂-မျိုးသည် အကျိုး မပေးနိုင်ရကား ထိုစိတ်များ ပြုအပ်သော အဇ္ဈတ္တိက ဆန်းကြယ်မှု မရှိတော့။ သို့ဖြစ်လျှင် စိတ်ဝိညာဉ်သည်သာ အဖြစ်များ၍ အကျိုးဖြစ်သော အဇ္ဈတ္တိက ဆန်းကြယ်မှုက စိတ်ဝိညာဉ် ဖြစ်သလောက် မဖြစ်နိုင်သောကြောင့် အဇ္ဈတ္တိက ဆန်းကြယ်မှုထက် စိတ်၏ ဆန်းကြယ်မှုက သာလွန်သည် ဟု ဆိုရသည်။ [“နာဟံ ဘိက္ခဝေ” စသည်ကား ခန္ဓဝဂ္ဂသံယုတ်၊ ပုပ္ဖဝဂ်၊ ဒုတိယ ဂဒ္ဒုလဗဒ္ဒ-သုတ် ပါဠိတော်တည်း။]

အပေါင်းမှ တပါးသော။ ကေနိကာယမ္ပိ၊ တခုသော အပေါင်းကိုလည်း။ အဟံ၊ ငါဘုရားသည်။ န သမနုပဿာမိ၊ မြင်တော်မမူ။ ဘိက္ခဝေ၊ တို့။ တိရစ္ဆာန-ဂတေဟိ၊ တိရစ္ဆာန် ဖြစ်ကုန်သော။ တေဟိပိ ပါဏေဟိ၊ ထို သတ္တဝါတို့ထက်လည်း။ စိတ္တံယေဝ၊ သည်သာ။ (စိတ်ကသာ။) စိတ္တတရံ၊ သာ၍ ဆန်းကြယ်၏။

[ကျမ်းဆရာတို့သည် အသုံးများသော ပုဒ်ကို အကျယ်တဝင့် ဖွင့်လှစ် ရှိသည်အားလျော်စွာ ဤ၌ အသုံးများသော စိတ္တံ ပုဒ်ကို အကျယ် ဖွင့်ပြီး၍ ယခုအခါ အသုံးများသော ဥပ္ပန္နံပုဒ်ကို အကျယ်တဝင့် ဖွင့်ပြလိုသောကြောင့် “ဥပ္ပန္နံ” စသည် မိန့်၊]

ဥပ္ပန္နံ ဟောတိတိ ဧတ္ထ၊ ဥပ္ပန္နံ ဟောတိ-ဟူသော ဤပါဌ်၌။ (ဥပ္ပန္နံ-ဋ္ဌစပ်။) ဝတ္တမာနုပုန္နံ။ ပ။ လဒ္ဓဝသေန၊ ဝတ္တမာနုပုန္နံ ဘူတာပဂတုပ္ပန္နံ ဩကာသကတုပ္ပန္နံ ဘူမိလဒ္ဓုပ္ပန္နံတို့၏ အပြားအားဖြင့်။ ဥပ္ပန္နံ နာမ၊ ဥပ္ပန္နံမည်သည်။ အနေကပ္ပဘေဒံ၊ တပါးမက များသော အပြားရှိ၏။ တတ္ထ၊ ထိုဥပ္ပန္နံ တို့တွင် သဗ္ဗမ္ပိ၊ အလုံးစုံလည်း ဖြစ်သော။ ဥပ္ပာဒဇရာဘင်္ဂသမဂီသင်္ခါတံ၊ ဖြစ်ခြင်း ရင့်ခြင်း ပျက်ခြင်းနှင့်ပြည့်စုံသည်ဟု ဆိုအပ်သော သင်္ခတ တရားသည်။ ဝတ္တမာနုပုန္နံ နာမ၊ ဝတ္တမာနုပုန္နံ မည်၏။ (ဖြစ်ဆဲ ဥပ္ပန္နံမည်၏။)

အာရမ္မဏာရသံ၊ အာရုံ၏ အရသာကို။ အနုဘဝိတွာ၊ ခံစားပြီး၍။ နိရုဒ္ဓံ၊ ချုပ်လေပြီးသော။ အနုဘူတာပဂတသင်္ခါတံ၊ အနုဘူတာပဂတဟု ဆိုအပ်သော။ (အာရုံ၏ အရသာကို ခံစားပြီး၍ ကင်းပြီဟု ဆိုအပ်သော။) ကုသလာကုသလံ၊ ကုသိုလ် အကုသိုလ်သည်လည်းကောင်း။ ဥပ္ပာဒါဒိတ္တယံ၊ ဥပါဒ် အစရှိသော ၃-ပါး အပေါင်းသို့။ အနုပ္ပတွာ၊ အစဉ်အတိုင်း ရောက်၍။

၁။ သဗ္ဗမ္ပိ။ ပ။ ဝတ္တမာနုပုန္နံ နာမ။ ။ ဥပါဒ်၊ ဋီ၊ ဘင် အခိုက်၌ ဖြစ်ဆဲတရားသည် “ဝတ္တမာနုပုန္နံ” မည်၏။ “ဝတ္တတိတိ ဝတ္တမာနံ” ဟုလည်းကောင်း၊ နောက်၌ပြမည့် ဝစနတ္ထအတိုင်း “ဥဒ္ဓံ+ပန္နံတိ ဥပ္ပန္နံ” ဟု လည်းကောင်း၊ “ဝတ္တမာနံ စ+တံ+ဥပ္ပန္နံ စာတိ ဝတ္တမာနုပုန္နံ” ဟု လည်းကောင်း ဝစနတ္ထ ပြပါ။ ဥဒ္ဓံသည် ဥ၏ အနက်တည်း။ ဥဒ္ဓံ၏ အပါဒါန်ကို “ပုဗ္ဗန္တတော” ဟု ခံ၍လည်းကောင်း၊ ပန္နံ၏ ဝိသေသနကို “ဥပ္ပာဒါဒိအဘိမုခံ” ဟု ထည့်၍လည်းကောင်း အဋ္ဌကထာ၌ ဝစနတ္ထပြုလိမ့်မည်။

၂။ အာရမ္မဏာ။ ပ။ ဘူတာပဂတုပ္ပန္နံ။ ။ “အာရမ္မဏာ။ ပ။ ကုသလာ ကုသလံ” ဟုလည်းကောင်း၊ “ဥပ္ပာဒါဒိတ္တယံ။ ပ။ သေသသင်္ခတဉ္စ” ဟု လည်းကောင်း ခွဲပါ။ အနုဘူတာပဂတုပ္ပန္နံ အတွက် ကုသိုလ် အကုသိုလ်သာ ရ၏။ ဘူတာပဂတုပ္ပန္နံ အတွက် ကား ထိုကုသိုလ် အကုသိုလ်မှ ကြွင်းသော သင်္ခတ (ဝိပင်္ဂါကြိယာရုပ်) တရားနှင့် (စ-သဒ္ဓါဖြင့် ဆည်း၍ယူအပ်သော) ကုသိုလ် အကုသိုလ်လည်း ရသည်။ ထို ၂-မျိုးတွင် ကုသိုလ် အကုသိုလ် စိတ္တုပ္ပာဒ်သည် အာရုံ၏ အရသာကို ခံစားပြီး၍ ချုပ်ပြီး ကင်းပြီ ဖြစ်၏။ ထို့ကြောင့် အနုဘူတာပဂတ မည်၏။ [အနုဘဝိတ္ထာတိ အနု-

နိရုဒ္ဓံ၊ ချုပ်လေပြီးသော။ ဘူတာပဂတသင်္ခါတံ၊ ဘူတာပဂတ-ဟု ဆိုအပ်သော။ (ဖြစ်၍ ကင်းပြီးဟု ဆိုအပ်သော။) [ဝိသုဒ္ဓိမဂ်၌ “ဟုတွာ အပဂတသင်္ခါတံ” ဟု ရှိ၏။] သေသသင်္ခတ် စ၊ ကုသိုလ် အကုသိုလ်မှ ကြွင်းသော သင်္ခဟ တရားသည် လည်းကောင်း။ [စ-ဖြင့် ဆိုအပ်သော ကုသိုလ် အကုသိုလ်သည်လည်းကောင်း-ဟု ဆည်း။] ဘူတာပဂတပုပ္ဖံ နာမ၊ ဘူတာပဂတပုပ္ဖံ မည်၏။

အဿ၊ ထို သေခါနီးပုဂ္ဂိုလ်၏။ ဝါ၊ သည်။ ပုဗ္ဗ၊ ရှေး၌။ ကတာနိ၊ ပြုအပ်

ဘူတံ၊ အနုဘူတံ+ဟုတွာ+အပဂတံ အနုဘူတာပဂတံ။ ဥပ္ပဇ္ဇိတ္တာတိ ဥပ္ပန္နံ၊ အနု-ဘူတာပဂတံ စ+တံ+ဥပ္ပန္နံ စာတိ အနုဘူတာပဂတပုပ္ဖံ။] ကြွင်းသော သင်္ခဟ တရားစု သည် လည်းကောင်း၊ ကုသိုလ် အကုသိုလ်သည် လည်းကောင်း၊ ဥပါဒ်စသော အနိဂ် အတန် ၃-ပါးသို့ ရောက်ပြီး၍ ချုပ်ပြီး ကင်းပြီးဖြစ်သောကြောင့် ဘူတာပဂတ မည်၏။ ဘဝိတ္တာတိ ဘူတံ၊ ဘူတံ+ဟုတွာ+ အပဂတံ ဘူတာပဂတံ။ ဥပ္ပဇ္ဇိတ္တာတိ ဥပ္ပန္နံ၊ ဘူတာပဂတံ စ+တံ+ဥပ္ပန္နံ စာတိ ဘူတာပဂတပုပ္ဖံ။

ပါဌ ၂-မျိုး။ ။ ဘုတွာပဂတပုပ္ဖံ၊ ဘူတာပဂတပုပ္ဖံ-ဟု ပါဌ ၂-မျိုးရှိ၏။ “အဋ္ဌ-ကထာယံ ပန ဘုတွာပဂတံတိ ပါဌော အာဂတော” ဟု မဇ္ဈိကာ ဆိုသောကြောင့် ထို မဇ္ဈိကာဆရာ၏ လက်ထက်၌ “ဘုတွာပဂတ” ဟု ရှိပေလိမ့်မည်။ ဋီကာ၌ “အနုဘဝိတွာ ဘဝိတွာ စ” ကို ထောက်လျှင်လည်း “ဘုတွာပဂတပုပ္ဖံ” ဟုပင် ရှိသင့်၏ဟု ထင်စရာ ရှိပါ၏။ သို့သော် “အနုဘူတဘူတာ ဟိ ဘူတတာသာမညေန ဘူတသဒ္ဓေန ဝုတ္တာ” ဟု မူလဋီကာ၌ ဆိုသောကြောင့် မူလပါဌရင်းမှာ “ဘူတာပဂတ” သာ ဖြစ်စရာရှိပါသည်။ ဆိုလိုရင်းကား- “အနုဘူတ၊ ဘူတ ၂-မျိုးလုံးကို သာမညနိဒ္ဓေသ နည်း (ဧကသေသ-နည်းအားဖြင့်) ဘူတ-သဒ္ဓါ တခုတည်းဖြင့် ဆိုထားသည်” ဟုလို။

မှတ်ချက်။ ။ အနုဘူတနှင့် ဘူတသည် သဒ္ဓါချင်းမတူဟု ထင်ရသော်လည်း အနု-ဥပသာရသည် နဂိုဘူတ-၏ ခံစားခြင်းအနက်ကို ထွန်းပြသော ဇောတကမျှသာ ဖြစ်သော ကြောင့် ခံစားခြင်းအနက်ကို ပောရာ၌ မူလပုဒ်ရင်းမှာ ဘူတ-ပုဒ်သာ ဖြစ်၏။ ထို့ကြောင့် သာမညနိဒ္ဓေသ နည်းအားဖြင့် ထို အနုဘူတ၊ ဘူတ ၂-ပုဒ်ကို ဘူတ-တပုဒ်တည်းဖြင့် ဆိုနိုင်သည်။ ကြွင်းသော မှတ်ဖွယ်ကို ဋီကာ၌ ရှုပါ။

၁။ ယာနိဿ။ ပ။ ကတုပ္ပန္နံ နာမ။ ။ ဤဝါကျ၌ “ယာနိဿ။ ပ။ ဋီတက္ကာ ဩကာသ ကတုပ္ပန္နံ နာမ” ဟုလည်းကောင်း၊ ဟထာ ကတော။ ပ။ ဥပ္ပဇ္ဇနတော ဩကာသကတုပ္ပန္နံ နာမ” ဟု လည်းကောင်း ၂-ဝါကျ ခွဲပါ။ ဆိုလိုရင်းကား- ကမ္မံ အတိတံပိ သမာနံ ဩကာသကတုပ္ပန္နံ နာမ။ မရဏာသန္ဓအခါ ထင်လာ၍ အကျိုးပေးခွင့်ရသော ကံသည် အတိတ်က ပြုအပ်ခဲ့သောကြောင့် အတိတ်ဖြစ်သော်လည်း “ဩကာသကတပုပ္ဖံ” အမည်ရ၏။ (ဥပ္ပန္နံ အမည်ဖြင့် ခေါ်နိုင်၏။) ဝိပါကံ အနုပ္ပန္နံ သမာနံ ဩကာသ-ကတုပ္ပန္နံ နာမ-ဝိပါကံသည် ဖြစ်ဆဲမဟုတ်သော်လည်း “ဥပ္ပန္နံ အမည်ဖြင့် ခေါ်နိုင်၏” ဟု ဆိုလိုသည်။

ပြီးကုန်သော။ ယာနိ တာနိ ကမ္မာနိ၊ အကြင် ကံတို့သည်။ (သန္တိ။) တာနိ ကမ္မာနိ၊ ထို ကံတို့သည်။ (ဩလမ္မန္တိ၊ တံလဲ ဆွဲသကဲ့သို့ ထင်လာကုန်၏။) ဣတိ ဝေမာဒိနာ၊ ဤသို့ အစရှိသော။ နယေန၊ ဖြင့်။ ဝုတ္တံ၊ ဟောတော်မူအပ်သော။ ကမ္မံ၊ ကံသည်။ အတိတံ၊ အတိတ်သည်။ သမာနံပိ၊ ဖြစ်ပါသော်လည်း။ အညံ၊ မိမိပေးရမည့် အကျိုးမှ တပါးသော။ ဝိပင်္ကံ၊ အကျိုးကို။ [အတ္တနောဝိပင်္ကံ-ကို ထောက်၍ “အညဿ၊ အခြားကံ၏။ ဝိပင်္ကံ” ဟု ရှိလျှင် ကောင်း၏။] ပဋိဗာဟိတော၊ တားမြစ်၍။ အတ္တနော၊ ၏။ ဝိပင်္ကဿ၊ အကျိုးအား။ ဩကာသံ၊ အခွင့်ကို။ ကတော၊ ၍။ ဌိတတ္တာ၊ တည်သည်၏ အဖြစ်ကြောင့်လည်း ကောင်း။ (ဩကာသကတုပ္ပန္နံ နာမ-၌ စပ်။) တထာ၊ ထို ယာနိဿတာနိ-အစရှိသည်ဖြင့် ဟောတော်မူအပ်တိုင်းသော အခြင်းအရာအားဖြင့်။ ကတော-ကာသံ၊ ပြုအပ်သော အခွင့်ရှိသော။ (အကျိုးပေးခွင့်ရသော။) ဝိပင်္ကံ။

၁။ ယာနိ။ပ။ဝုတ္တံ ကမ္မံ။ ။ဤ ပါဠိတော်သည် ဥပရိပဏ်၊ ဗာလပဏ္ဍိတ-သုတ် ပါဠိတော်တည်း။ ထိုသုတ်၌ ကုသိုလ် အကုသိုလ် ၂-မျိုးလုံးပင် သေခါနီး၌ ကံအာရုံ အဖြစ်ဖြင့် ထင်လာပုံကို ဟောတော်မူ၏။ [ဤ အဋ္ဌကထာပါဠိသည် ထိုပါဠိတော်ကို ချုံးထားဟန် တူ၏။ ပါဠိတော်ရင်းနှင့် တိုက်ရိုက်မတူ။] ထို ထင်လာသော ကံသည် မိမိသာအကျိုးပေးမည်ဖြစ်၍ အခြားကံတို့၏ အကျိုးပေးခွင့်ကို တားမြစ်ပြီး ဖြစ်၏။ “ဩကာသော+ကတော ယေနာတိ ဩကာသကတံ” ဟူသော ဝစနတ္ထကြောင့် “ဩကာသကတံ” မည်၏။ ဝိပင်္ကံအား အခွင့်ပြုတတ်သော ကံ-ဟူလို။

၂။ တထာ။ပ။ဝိပင်္ကံ။ ။ထိုပါဠိတော်၌ ဟောတော်မူအပ်တိုင်းသော အခြင်းအရာဖြင့် ထင်လာသော ကံသည် ပြုအပ်သောအခွင့် ရှိသောကြောင့် ဖြစ်ခွင့်ရသော ဝိပင်္ကံသည်လည်း “ဩကာသော+ကတော ယေနာတိ ဩကာသကတော-ကံသည်ပြုအပ်သော အခွင့်ရှိသော ဝိပင်္ကံ” မည်၏။ [“ကတောကာသ” ဟု ဆိုလိုလျက် “အဏှာ-ဟိတော” ကဲ့သို့ ဝိသေသန နောက် ကျသည်-ဟု ဋီကာဆို၏]

မှတ်ချက်။ ။ကံကို အရကောက်ရာ၌ “ဥပ္ပဇ္ဇိတ္တာတိ ဥပ္ပန္နံ” ဟု လည်းကောင်း၊ ဝိပင်္ကံကို အရကောက်ရာ၌ “ဥပ္ပဇ္ဇိဿတိတိ ဥပ္ပန္နံ” ဟု လည်းကောင်း ဝိပျိဟ်ပြုကြ၏။ မိမိကား “ပစ္စုပ္ပန် ဥပ္ပန္နံနှင့် တူသောကြောင့် အတင်ရဋ္ဌိအမည်ဖြစ်၍ ဝိပျိဟ်မပြုရ” ဟု ထင်သည်။

မေးဖွယ်။ ။“ယာနိဿ” စသော ပါဠိတော်၌ ဥပ္ပန္န-သဒ္ဒါ မပါဝဲလျက် အဘယ့်ကြောင့် ထိုကံ ထိုဝိပင်္ကံများကို “ဥပ္ပန္နံ” ဟု ခေါ်နိုင်ပါသနည်း။ အဖြေကား-ဥပ္ပန္န-သဒ္ဒါ မပါသော်လည်း ပြုအပ်ပြီး ကံကို လည်းကောင်း၊ အကျိုးဖြစ်လတ္တံ့ ဝိပင်္ကံကို လည်းကောင်း “ဥပ္ပန္နံ” ဟု ခေါ်နိုင်၏။ ထိုသို့ ခေါ်နိုင်ကြောင်းကို “နာဟံ ဘိက္ခဝေ သဗ္ဗေတနိကာနံ ကတာနံ ဥပစိတာနံ အပ္ပဋိသံဝေဒိတွာ ဗျန္တိဘာဝံ ဝဒါမိ” ဟူသော ‘ဒသကအင်္ဂတ္ထိရ၊ ကရဇကောယဝဂ်-သုတ်ကို ထောက်၍ သိနိုင်ပါသည်။ ထိုသုတ်၌ ဥပ္ပန္န-သဒ္ဒါ မပါသော်လည်း “ကတာနံ” စသည်ဖြင့် ဥပ္ပန္န-ကံကိုပင် ဆိုထားသည်။

ဝိပါက်သည်။ အနုပုဏ္ဏံ၊ ဥပုဏ္ဏံ မဟုတ်သည်။ သဗ္ဗာနံပိ၊ သော်လည်း။ ဧဝံ၊ ဤဟောတော်မူအပ်တိုင်းသော အခြင်းအရာအားဖြင့်။ ဩကာသေ၊ အခွင့်ကို။ ကတေ၊ ပြုအပ်ပြီးသော်။ ဧကန္တေန၊ စင်စစ်အားဖြင့်။ ဥပုဏ္ဏေနတော စ၊ ဖြစ်ခြင်းကြောင့် လည်းကောင်း။ ဩကာသကတုပုဏ္ဏံ နာမ၊ မည်၏။

တာသု တာသု ဘူမိသု၊ (ဝိပဿနာဉာဏ်၏ ဖြစ်ရာ ဥပါဒါနက္ခန္ဓာဟူသော) ထိုကို ဘုံတို့၌။ အသမူဟတံ၊ မဂ်ဖြင့် မပယ်မနုတ်အပ်သေးသော။ အကုသလံ၊ အကုသိုလ်သည်။ ဘူမိလဒ္ဓုပုဏ္ဏံ နာမ၊ ဘူမိလဒ္ဓုပုဏ္ဏံ မည်၏။ (ရအပ်သော ဘုံရှိသော ဥပုဏ္ဏံ မည်၏။) စ၊ ဆက်။ ဧတ္ထ၊ ဤ ဘူမိလဒ္ဓုပုဏ္ဏံ-ဟူသော စကားရပ်၌။ ဘူမိယာ၊ ဘူမိ၏လည်းကောင်း။ ဘူမိလဒ္ဓုယ စ၊ ဘူမိလဒ္ဓု အကုသိုလ်၏လည်းကောင်း။ နာနတ္ထံ၊ လူးသည်၏ အဖြစ်ကို။ ဝေဒိတဗ္ဗံ၊ သိထိုက်၏။ (ထိုသို့ သိထိုက်သောကြောင့် သိအောင်ပြုမည်-ဟူလို။) ဘူမိတံ၊ ကား။ ဝိပဿနာယ၊ ဝိပဿနာဉာဏ်၏။ အာရမ္မဏဘူတံ၊ အာရုံဖြစ်၍ ဖြစ်ကုန်သော။ တေဘူမကာ၊ ဘုံ ၃-ပါး၌ ဖြစ်ကုန်သော။ ပဉ္စက္ခန္ဓာ၊ ၅-ပါးသော ဥပါဒါနက္ခန္ဓာ တို့တည်း။ ဘူမိလဒ္ဓံ၊ နာမ၊ ဘူမိလဒ္ဓု မည်သည်။ တေသု ခန္ဓေသု၊ ထို ဥပါဒါနက္ခန္ဓာ ၅-ပါးတို့၌။ ဥပုတ္တာရဟံ၊ ဖြစ်ခြင်းကို ထိုက်သော။ (ဖြစ်ထိုက်သော။) ကိလေသဇာတံ၊ ကိလေသာ အပေါင်းတည်း။ ဟံ၊ မှန်။ (တနည်း) ဟိ ယသ္မာ၊ ကြောင့်။ တေန၊ ထိုကိလေသာ အပေါင်းသည်။ သော ဘူမိ၊ ဤဥပါဒါနက္ခန္ဓာ ဟူသော ဘုံသည်။ ဝါ၊ ကို။ လဒ္ဓံ နာမ၊ ရအပ်သည် မည်သည်။ ဟောတံ၊

၁။ တာသု တာသု ဘူမိသု။ ။ ဥပါဒါနက္ခန္ဓာ ၅-ပါးကိုပင် ဝိပဿနာဉာဏ်၏ ဖြစ်ရာအာရုံ ဖြစ်သောကြောင့် “ဘူမိ” ဟု ခေါ်သည်။ [ဘဝတိ ဧတ္ထာတိ ဘူမိ။] ထိုခန္ဓာ ၅-ပါးကို အတ္တဘာဝ (အတ္တဘော) ဟု ခေါ်၏။ ထို့ကြောင့် ဋီကာ၌ “မနုဿ ဒေဝါဒိ အတ္တဘာဝသင်္ခါတေသု ပဉ္စက္ခန္ဓေသု” ဟု ဖွင့်သည်။

၂။ ဘူမိလဒ္ဓုပုဏ္ဏံ။ ။ ဘူမိ+လဒ္ဓံ ယေနာတိ ဘူမိလဒ္ဓံ=ရအပ်သောဘုံရှိသော (မိမိ၏ဖြစ်ရာ ခန္ဓာ ၅-ပါး ဟူသော ဘူမိကိုရသော) ကိလေသာအပေါင်း။ ထိုကိလေသာ အပေါင်းသည် အမြီးအင်း ဖြစ်၍မနေသောကြောင့် “ဥပုဏ္ဏံ” ဟု မဆိုသင့်သော်လည်း ကိလေသာဖြစ်လောက်သော အာရုံနှင့်ကြိုလာလျှင် အချိန်မရွေး ဖြစ်နိုင်သောကြောင့် “ဥပုဏ္ဏံတိ၊ ဖြစ်တတ်၏။ ဝါ၊ ဖြစ်နိုင်၏။ ဣတိ၊ ဤဝစနတ္ထကြောင့်၊ ဥပုဏ္ဏံ၊ မည်၏။”

မှတ်ချက်။ ။ “အသမူဟတံ၊ မပယ်မနုတ်အပ်သေး။ ဥပုတ္တာရဟံ၊ ဖြစ်ထိုက်” ဟူသော စကားကို ထောက်၍ ဘူမိလဒ္ဓုပုဏ္ဏံ-ကိလေသာ ဟူသည် အနုသယကိလေသာ တည်းဟု မှတ်ပါ။ ထို့ကြောင့် ဝိသုဒ္ဓိမဂ် ဉာဏဒဿ နှစ်သုဒ္ဓိနိဒ္ဒေသ၌ “ယတ္ထ တတ္ထ။ ပ။ အနုသေ-တိ၊ ဝေ အပ္ပဟိနဋ္ဌေန ဘူမိလဒ္ဓန္တိ ဝေဒိတဗ္ဗံ” ဟု မိန့်ပြီ။ [ဤ ဘူမိလဒ္ဓုပုဏ္ဏံ၏ ဒေဝိပ္ပာယ်ကို သင်္ဂြိုဟ်ဘာသာဋီကာ ကမ္မဋ္ဌာန်းပိုင်း ပဂပယ်ခန်း၌လည်း ပြထားပါသည်။]

၏။ တဿာ၊ ကြောင့်။ ဘူမိလဒ္ဓန္တိ၊ ဟူ၍။ ဝုစ္စတိ။ [နိဂုံးနှင့်တကွ အတ္ထုဒ္ဓေသ ကို ပြလို၍ ဝေ-စသည်မိန့်။] ဝေ၊ ဤသို့လျှင်။ စတုသု၊ ၄-ပါးကုန်သော။ ဧတေသု ဥပ္ပန္နေသု၊ ဤဥပ္ပန္န တို့တွင်။ ဣမ၊ ဤ စိတ္တံ ဥပ္ပန္နံ ဟောတိ-ဟူသော ပါဠိ၌။ ဝတ္တမာနုပ္ပန္နံ၊ ကို။ အဓိပေတံ၊ အလိုရှိအပ်၏။

တတြ၊ ထို စိတ္တံ ဥပ္ပန္နံ ဟောတိ-ဟူသော စကားရပ်၌။ အယံ၊ ဤဆိုအပ် လတ္တံ့ကား။ ဝစနတ္ထော၊ တည်း။ ပုဗ္ဗန္တတော၊ ရှေ့တရား၏ အဆုံးဖြစ်သော ဘင်ခဏမှ။ ဥဒ္ဓံ၊ အထက်ဖြစ်သော နောက်ကာလ၌။ ဥပ္ပါဒါဒိအဘိမုခံ၊ ဥပါဒ် အစရှိသော အခိုက်အတန့်သို့ ရှေးရှု။ (ဥပါဒ်၊ ဌ၊ ဘင်သို့ ရှေးရှု။) ပန္နံ၊ ရောက်သော တရားတည်း။ ဣတိ၊ ကြောင့်။ ဥပ္ပန္နံ၊ မည်၏။ [“ဥပ္ပန္နံ၊ အတိတ် ဖြစ်သော စိတ်၏ ဘင်ခဏမှ အထက်ဖြစ်သော နောက်ကာလ၌ ခဏတ္တယသို့ ရောက်သည်။ ဟောတိ၊ ၏။” ဟု ပါဠိတော်၌ အနက်ပေးပါ။]

ပန၊ ဆက်။ [ဥပ္ပန္န၏ နာမည်များကို ပြပြီး၍ စကားပြတ်ပြီးသော်လည်း ထို ဥပ္ပန္န-သဒ္ဓါ၏ အနက်များကို ပြလိုသောကြောင့် ဆက်ပြသည်။ ရှေး နိဿယ၌ “ဝစနတ္ထမှတပါး အတ္ထုဒ္ဓေသကို ဆိုဦးအံ့” ဟု ပေးသည်။ အတ္ထု- ဒ္ဓေသသည် လိုရင်းမဟုတ်။ အဘိဓေယျတ္ထ-သာ လိုရင်းဖြစ်၍ စဉ်းစားပါ။] သေ သော ဥပ္ပန္နသဒ္ဓေါ၊ ဤ ဥပ္ပန္န-သဒ္ဓါသည်။ ဝါ၊ ကို။ အတီတေ၊ လွန်ပြီးဟူသော အနက်လည်းကောင်း။ (ဣတိ-၌စပ်။) ပဋိလဒ္ဓေါ၊ ရအပ်ဟူ သော အနက်လည်းကောင်း။ သမုဋ္ဌိတေ၊ ကောင်းစွာတက်လာ ဟူသော အနက်လည်းကောင်း။ အဝိက္ခမ္ဘိတေ၊ မပယ်ခွာအပ် ဟူသော အနက်လည်း ကောင်း။ အသမုတ္တိန္နော၊ မဂ်ဖြင့် အကြွင်းမဲ့ မဖြတ်အပ်သေး ဟူသော အနက် လည်းကောင်း။ ခဏတ္တယဂတေ၊ ခဏတ္တယသို့ရောက် ဟူသော အနက်လည်း ကောင်း။ ဣတိ၊ သို့။ အနေကေသု၊ များစွာကုန်သော။ အတ္ထေသု၊ တို့၌။

၁။ ပုဗ္ဗန္တတော။ ပ။ ဥပ္ပန္နံ။ ။ ဥဒ္ဓံသည် ဥ၏ အနက်ဖွင့်၊ အပါဒါန်ကိုငဲ့သော ဥဒ္ဓံ၏ အပါဒါန်ကို “ပုဗ္ဗန္တတော” ဟု ထည့်သည်။ ပန္နံ၌ ပဒ-ဓာတ်၊ တ-ပစ္စည်း။ ထို ပန္နံ၏ ဝိသေ သနကို “ဥပ္ပါဒါဒိအဘိမုခံ” ဟု ထည့်သည်။ ဆိုလိုရင်းကား-မနောဒွါရာဝဇ္ဇန်း၊ ဇော၊ ဇော၊ စသည်ဖြင့် ဝိထိအစဉ်ဖြစ်ရာ၌ ပဌမဇောသည် မိမိဖြစ်ခိုက်၌ (ဥ) မနောဒွါရာဝဇ္ဇန်း ဟူသော ရှေးစိတ်၏ အဆုံးဘင်မှ အထက်ဖြစ်သော နောက်၌ (ပန္နံ) ဥပါဒ် အစရှိသော အခိုက်သို့ ရှေးရှုဖြစ်၏။ ထို့ကြောင့် ဖြစ်ဆဲဇောသည် “ဥပ္ပန္နံ” အမည်ရ၏။ ဤသို့ စသည်ဖြင့် အတိတ်စိတ်၏ နောက်နောက်စိတ် ဟူသမျှကို “ဥပ္ပန္နံ” ခေါ်သည်။

၂။ အနေကေသု အတ္ထေသု။ ။ ရှေ့၌ “ဥပ္ပန္နံနာမ အနေကပွဲဘေဒံ” ဟူသော စကား ကို ထောက်၍ ဥပ္ပန္နအမည် ၄-မျိုး ပြားကြောင်းကိုသာ ငြိ၍ ဥပ္ပန္န၏ ဇောနက်ကို မပြရသေး ဟု လည်းကောင်း၊ ဤ၌ကား “အနေကေသု အတ္ထေသု” ကို ထောက်၍

ဒိဿတိ၊ ထင်ရှား၏။ ဝါ၊ ကွေ့မြင်အပ်၏။ ဟိ၊ ချဲ့။ အဟံ၊ ဤ ဥပ္ပန္န-သဒ္ဓါသည်။ (အာဂတော-၌ စပ်။) ဘိက္ခဝေ၊ တို့။ တေန ခေါ် ပန သမယေန၊ ၌။ ကကုသန္ဓော၊ ကကုသန် ပည်တော်မူသော။ အရဟံ၊ ဝါသနာနှင့်တကွ ကိလေသာတို့မှ ဝေးကွာကော်မူသော။ သမ္မာသမ္ဗုဒ္ဓော၊ မဖောက်မပြန် ကိုယ်တော်တိုင်သာ ကြွင်းမဲ့ဥဿုံအလုံးစုံကို အကုန်အစင် သိမြင်တော်မူသော။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ လောကေ၊ သတ္တလောက၌။ ဥပ္ပန္နော၊ ပွင့်တော်မူပြီ။ ဣတိ ဧတ္ထ၊ ဤ ပါဠိရပ်၌။ အဟိတေ၊ လွန်ပြီး ဟူသောအနက်၌။ အာဂတော၊ လာ၏။ [ကကုသန်ဘုရားရှင်၏ ပွင့်တော်မူပြီးသည်ကို “အဟိတေ” ဟု ဆိုသည်။ “ဥပ္ပဇိတ္တာတိ ဥပ္ပန္နော” ဟု ပြု။-နိဒါနဝဂ္ဂသံယုတ်၊ ဒုတိယဝဂ်၊ ဝေပုလ္လပဗ္ဗတ-သုတ်။]

အာယသ္မတော အာနန္ဒဿ၊ အရှင် အာနန္ဒာ၏။ အတိရေကစီဝရံ၊ (အဓိဋ္ဌာန် ဝိကပ္ပနာပြုအပ်သော သင်္ကန်းမှ) အပိုအလွန် ဖြစ်သော သင်္ကန်းသည်။ ဥပ္ပန္နံ၊ ဖြစ်သည်။ ဝါ၊ ရသည်။ ဟောတိ၊ ဣတိ ဧတ္ထ၊ ၌။ ပဋိလဒ္ဓော၊ ရအပ် ဟူသော အနက်၌။ အာဂတော၊ ၏။ [သဒ္ဓတ္ထအားဖြင့် “ဥပ္ပန္နံ၊ ဖြစ်သည်” ဟုသာပေး။ “ရအပ်” ဟူသော အနက်မှာ အဓိပ္ပာယ်ထွက်တည်း။-ပါရာဇိကဏ်၊ စီဝရဝဂ်၊ ပဌမကထိန-သိက္ခာပုဒ်။] ဘိက္ခဝေ၊ တို့။ သေယျထာပိ၊ ဥပမာ မည်သည်ကား။ မဟာမေဃံ (မဟာမေဃော)၊ ကြီးစွာသောမိုးသည်။ ဥပ္ပန္နံ (ဥပ္ပန္နော)၊ ဖြစ်ပေါ်လာသည်။ ဝါ၊ တက်လာသည်။ (သိယာ၊ ဖြစ်ရာ၏။) ကမေနံ၊ ထိုတက်လာသော မိုးကို။ မဟာဝါတော၊ ကြီးစွာသော လေသည်။ အန္တရာယေဝ၊ မရွာမီ အကြား၌ပင်။ အန္တရဓာပေတိ၊ ကွယ်ပျောက်စေ၏။ ဣတိ ဧတ္ထ၊ ၌။ သမုဋ္ဌိတေ၊ ကောင်းစွာတက်လာ ဟူသောအနက်၌။ အာဂတော၊ [မိုးကြီးတက်လာသည်ကို “ဥပ္ပန္နံ” ဟု ခေါ်၏။ မဟာမေဃံ ဥပ္ပန္နံ၌ လိင်္ဂဝိပလ္လာသကြံပါ။-မဟာဝဂ္ဂသံယုတ်၊ ဗလကရဏိယဝဂ်၊ ဒုတိယမေဃ-သုတ်။]

ဥပ္ပန္နံ၊ ဖြစ်နေသော။ ဂမိယစိတ္တံ၊ ခရီးသွားလိုသူ၏ စိတ်ကို။ (ဆန့်ကျင်ဘက် အကြောင်းကို စဉ်းစား၍ မပယ်ခွာအပ်သေးသော စိတ်ကို။) ဒုပ္ပဋိဝိ-

ဥပ္ပန္န-သဒ္ဓါ၏ ဟောနက်ကိုသာ ပြသည် ဟု လည်းကောင်း မှတ်ပါ။ “ဟောနက်” ဆိုသော်လည်း သဒ္ဓတ္ထ ဝစနတ္ထ မဟုတ်၊ အဘိဓေယျတ္ထ တို့သာတည်း။

၁။ ဂမိယစိတ္တံ။ ။ ဂမိဿတိ ဂန္တံ၊ ဘဗ္ဗောတိ ဂမိကော၊ ခရီးသွားလတ္တံ့သူ (ခရီးသွားထိုက်သူ) ။ က-ကို ယ-ပြု၍ “ဂမိယ” ဟု ဖြစ်၏။ ဂမိယဿ+စိတ္တံ ဂမိယစိတ္တံ။ “ခရီးသွားလိုစိတ် ဖြစ်နေသည်” ဟု ဆိုရာ၌ ဟိတိတ်သည် အမြဲဖြစ်နေသည် မဟုတ်သောကြောင့် “ဥပ္ပန္နံ” ဟု မဆိုသင့်သော်လည်း ခရီးသွားခြင်း၏ အပြစ်ကို ဆင်ခြင်သောအားဖြင့် မပယ်ခွာနိုင်သေးသမျှ “ဥပ္ပန္နံ” ဟုပင် ဆိုရသည်။

နောဒနီယံ၊ ခဲယဉ်းသဖြင့် ပယ်ဖျောက်အပ်၏။ ၀၂။ ပယ်ဖျောက်နိုင်ခဲ၏။ [ပဉ္စက အင်္ဂုတ္တိရုံ၊ စတုတ္ထပဏ္ဏာသက သဒ္ဓမ္မဝဂ်၊ ဒုပ္ပဒ္ဓိဝိနောဒနီယ-သုတ်။] ဥပ္ပန္နုပ္ပန္နော၊ ဖြစ်ပြီး ဖြစ်ပြီးကုန်သော။ ၀၂။ မပယ်ခွာအပ် မပယ်ခွာအပ် ကုန်သေးသော။ ပါပကေ၊ ယုတ်မာကုန်သော။ (မိမိကိန်းရာ သတ္တဝါကို အပါယ် ၄-ရွာသို့ ကျရောက်စေတတ်ကုန်သော။) အကုသလေ ဓမ္မေ၊ အကုသိုလ် တရားတို့ကို။ ဌာနသော၊ တခဏချင်းအားဖြင့်။ အန္တရဓာပေတိ၊ ကွယ်ပျောက်စေ၏။ ဣတိ ဣတ္ထေ၊ ဤ ပါဠိရပ်တို့၌။ အဝိက္ခမ္ဘိတေ^၁၊ မပယ်ခွာအပ်သေး ဟူသောအနက်၌။ အာဂတော။ [တတိယ ပါရာဇိက၊ ပဌမပညတ္တိနိဒါန။]

အရိယံ၊ မြတ်သော။ အဋ္ဌဂီကံ၊ ရှစ်ပါးသော အင်္ဂါရှိသော။ မဂ္ဂံ၊ မဂ်ကို။ ဘာဝေန္တော၊ မိမိသန္တာန်၌ ဖြစ်စေလတ်သော်။ ဗဟုလိကရောန္တော၊ ကြိမ်ဖန် များစွာ အလေ့အလာ ပြုလတ်သော်။ ဥပ္ပန္နုပ္ပန္နော၊ ဖြစ်ကုန် ဖြစ်ကုန်သော။ ၀၂။ မဂ်ဖြင့် အကြွင်းမဲ့ မဖြတ်အပ်ကုန် မဖြတ်အပ်ကုန် သေးသော။ ပါပကေ။ အကုသလေ ဓမ္မေ၊ တို့ကို။ ဌာနသော၊ အားဖြင့်။ အန္တရဃေဝ^၂၊ အကြား၌ သာလျှင်။ အန္တရဓာပေတိ၊ ၏။ ဣတိ ဣတ္ထေ၊ ၌။ အသမုစ္ဆိန္နော^၃၊ မဂ်ဖြင့် အကြွင်းမဲ့ မဖြတ်အပ်သေး ဟူသော အနက်၌။ အာဂတော။ [မဟာဝဂ္ဂသံယုတ်၊ ဗလ-ကရဏီယဝဂ်၊ ဝေပုလ္လပဗ္ဗတ-သုတ်။] ဥပ္ပဇ္ဇမာနံ၊ ဖြစ်ဆဲတရားသည်။ ဥပ္ပန္နံ၊ ဥပ္ပန္န မည်သလော။ ဣတိ၊ ဤကား အမေးတည်း။ အာမန္တာ၊ အိမ်း။ ဣတိ ဣတ္ထေ၊

၁။ အဝိက္ခမ္ဘိတေ။ ။ “ဥပ္ပန္နုပ္ပန္နော၊ ဌာနသော အန္တရဓာပေတိ” ဟူသော ပါဠိတော် သည် အာနာပါနဿတိ ပါဠိတော်တည်း။ ထို ဥပ္ပန္န (ဖြစ်ပြီး အကုသိုလ်နှင့် တူသော ဖြစ်လတ္တံ့) အကုသိုလ်ကို မဖြစ်အောင် အာနာပါနဿတိ သမာဓိသည် ပယ်ခွာနိုင်၏။ ထို့ကြောင့် ထို သတိဖြင့် မပယ်ခွာအပ်သေးသော အကုသိုလ်ကို “အဝိက္ခမ္ဘိတဥပ္ပန္န” ဟု ဆိုသည်။

၂။ အန္တရဃေဝ။ ။ ဘူမိလဒ္ဓ အမည်ရသော ကိလေသာ (အနုသယ) သည် မိမိ ဖြစ်ရာ ခန္ဓာငါးပါးဟူသော ဘုံ၌ အစဉ်တစိုက် ဖြစ်၍လာခဲ့ရာ မပြတ်စဲသေးမီ အကြား ကာလ၌ အရိယာမဂ်က ဖြတ်တောက်နိုင်ခြင်းကို “အန္တရဃေဝ” ဟု ဆိုသည်။ ဥပမာ- အကြီးအကျယ် ရွာဖို့ရန် တက်လာသော မိုးကြီးကို မရွာမီ လေကြီးက တိုက်လျှင့်ရာ ၌ “အန္တရဃေဝ အန္တရဓာပေတိ” ဟု ဆိုသကဲ့သို့တည်း။ မရဉ်ကား- “ဝိစ္ဆိန္နိတွာ” ဟူသော ဋီကာကိုကြည့်၍ အန္တရဃေဝကို “ဝိစ္ဆိန္နနတ္ထ နိပေါတ်” ဟု ဆိုလေသည်။

၃။ အသမုစ္ဆိန္နော။ ။ အရိယာမဂ်ဖြင့် ပယ်ခွာခြင်းဟူသည် သမုစ္ဆေဒ ပဟာန်ဖြင့် အကြွင်းမဲ့ ဖြတ်ခြင်းတည်း။ ထိုသို့ အရိယာမဂ်ဖြင့် အကြွင်းမဲ့ မဖြတ်အပ်သေးသော အနု သယ အကုသိုလ်ကို “အသမုစ္ဆိန္နဥပ္ပန္န” ဟု ဆိုသည်။

၌။ ခဏတ္တယဂတေ ၊ ခဏတ္တယ-သို့ရောက် ဟူသောအနက်၌။ အာဂတော။ ။
 [စိတ္တယမာ၊ သုဒ္ဓစိတ္တသာမည၊ ဥပ္ပန္နုပုဇ္ဇမာနဝါရ။] သွာယံ (သော+အယံ) ၊
 ထို ဥပ္ပန္နု-သဒ္ဓါကို။ ဣဓာပိ။ ဤ ဥပ္ပန္နု ဟောဟိ-ဟူသော ပါဠိ၌လည်း။
 ခဏတ္တယဂတေဝ၊ ခဏတ္တယသို့ ရောက်ဟူသော အနက်၌သာ။ ဒဋ္ဌဗ္ဗော၊ ။
 တသ္မာ၊ ကြောင့်။ (ထိုသို့ ဥပ္ပန္နုသဒ္ဓါ၏ ခဏတ္တယဂတ အနက်ကို မှတ်ထိုက်
 သည်၏ အဖြစ်ကြောင့်။) ဥပ္ပန္နု ဟောတိတိတ္ထေ၊ ။ ခဏတ္တယဂတံ၊ ခဏတ္တယ-
 သို့ ရောက်သည်။ ဟောတိ၊ ။ ဝတ္တမာနံ၊ ဖြစ်ဆဲသည်။ ဟောတိ၊ ။ ပစ္စုပ္ပန္နံ၊
 ပစ္စုပ္ပန်သည်။ ဟောတိ၊ ။ ဣတိ အယံ၊ ဤ ဆိုအပ်ပြီးကား။ သင်္ခေပတ္ထော၊
 အကျဉ်းချုပ် အနက်တည်း။

၈။ သက်။ စိတ္တံ ဥပ္ပန္နု ဟောတိကိ(တ္ထေ)၊ ဟူသော ဤပါဠိ၌။ တေ၊ ဤစိတ်
 သည်။ ဒေသနာသိသမေဝံ၊ ဒေသနာတော်၏ ဦးခေါင်းသာတည်း။ ပန၊ စင်စစ်
 ကား။ စိတ္တံ၊ သည်။ ဧကမေဝ၊ တပါးတည်းသာ။ န ဥပ္ပဇ္ဇတိ၊ ဖြစ်သည် မဟုတ်။

၁။ ခဏတ္တယဂတေ။ ။ ဥပ္ပဇ္ဇမာနဟူသည် ဥပါဒ်ဆဲ စိတ်တည်း။ အာမန္တာ-“ထို
 ဥပ္ပဇ္ဇမာနစိတ်သည် ဥပ္ပန္နုမည်၏” ဟု ဟောတော်မူသောကြောင့် ဥပ္ပန္နုလည်း ဥပ္ပဇ္ဇမာန
 နှင့် အနက်တူရာရောက်၏။ ထို့ကြောင့် “ခဏတ္တယဂတေ” ဟူရာ၌ ဥပါဒ်၊ ဌိ၊ ဘင်နှင့်
 ပြည့်စုံသော စိတ်တခုလုံး၏ ခဏတ္တယဂတ အမည်ကို ဥပ္ပာဒေသမဂီစိတ် တည်းဟူသော
 တစိတ်တဒေသ၌ တင်စားသော ဧကဒေသျှပစာ-စကားဟု မှတ်ပါ။

မှတ်ချက်။ ။ “ခဏတ္တယေကဒေသဂတံပိ ဥပ္ပဇ္ဇမာနံ ခဏတ္တယဂတံတိ ဝတ္တံ”
 ဟူသော ဋီကာကို သောက်၍ ဧကဒေသျှပစာရ-ဟုကြိုသည်။ [ရှေးနိဿယ၌ “ဧကဒေ-
 သူပစာ” ဟု ဆို၏။] မရ၌လည်း-ဧကဒေသျှပစာရဝသေန-ဟု ဆိုလေသည်။ စဉ်းစားပါ။
 အနုဋီကာ၌ “ဥပ္ပဇ္ဇမာနံ ဥပ္ပန္နုတိ အာမန္တာ” ဟူသော ဥပါဒ်ရုဏ်သည် ဥပစာ ဖြစ်နေ
 သောကြောင့် မူချ ဥပါဒ်ရုဏ် ရဖို့ရန် “ဥပ္ပန္နု ဓမ္မာ” ဟူသော မာတိကာပုဒ်ကို
 ဖြစ်စေ၊ “ပစ္စုပ္ပန္နု ဓမ္မာ” ဟူသော မာတိကာပုဒ်ကို ဖြစ်စေ ဥပါဒ်ရုဏ် ထုတ်သင့်
 ။ ဟု ဆိုသည်။

၂။ ဒေသနာသိသမေဝံ။ ။ ဒေသနာယ၊ ဟောအပ်သော တရားတော်၏+သိသံ၊
 ဦးခေါင်းဖြစ်သော အနက်တည်း။ ဒေသနာသိသံ၊ နက်။ “ယသ္မိံ သမယေ ကာမာဝစရံ
 ကုသယံ ဝိပုဉ္ဇိ-စသော ဤ အဘိဓမ္မာ ဒေသနာတော်အတွက် စိတ်ဟူသော အနက်သည်
 ဦးခေါင်း (ပဝေန) ဖြစ်သော အနက်တည်း။ ထို့ကြောင့် စိတ္တံ၏ အရတွင် အပဓာန
 အားဖြင့် ဖဿစသော ယုံဉ်ဖက် စေတသိက်များလည်း ပါဝင်ကြသည်” ဟု ဆိုလို
 သည်။ [ဒေသနာယ-၏၊ ပဉ္စာနေန ဂဟိတော အတ္ထော သိသန္တိ ဝုစ္စတိ။-ဋီကာ။
 ဤ၌ ပဉ္စာနေန (ပခာနေန) ကိုထောက်၍ “ရာဇာ အာဂတော” ကို ပခာနေနည်းဟု
 ဆိုသည်။]

မှတ်ချက်။ ။ မရ၌ “သိသံကို ဦးခေါင်းအနက်ဟောမဟုတ်၊ ပဝေနအနက်ဟော”
 ဟု ဆို၏။ အဘိဓာန်၌ သိသသဒ္ဓါ၏ ပဝေနအနက် မပါ။ ထို့ကြောင့် “ဦးခေါင်းအနက်

တသ္မံ၊ ကြောင့်။ (ထိုသို့ စိတ်တပါးတည်းသာ မဖြစ်သည်၏ အဖြစ်ကြောင့်။ ဝေဒိတဗျံ-၌ စပ်။) ရာဇာ အာဂတောတိ၊ ရာဇာ အာဂတောဟူ၍။ (ရှင်ဘုရင် လာသည် ဟူ၍။) ဝုတ္တေ၊ ဆိုအပ်သော်။ ပရိသံ၊ ပရိသတ်ကို။ ပဟာယ၊ ပယ်စွန့် ၍။ ဧကကောဝ၊ တယောက်တည်းသာ။ န အာဂတော၊ လာသည် မဟုတ်။ ပန၊ အဟုတ်ကား။ ရာဇပရိသာယ၊ မင်း၏ပရိသတ်နှင့်။ သဒ္ဓိယေဝ၊ အတူ သာလျှင်။ အာဂတော၊ လာ၏။ ဣတိ၊ ဤအနက်သည်။ ပညာယတိ ယထာ၊ ထင်ရှားသကဲ့သို့။ ဝေ၊ တူ။ ဣဒမ္ပိ၊ ဤစိတ်သည်လည်း။ ပရောပဏ္ဏာသံ ကုသလဓမ္မဟိ၊ ငါးဆယ်ကျော် ကုသိုလ်တရားတို့နှင့်။ သဒ္ဓိယေဝ၊ အတူ သာလျှင်။ ဥပ္ပန္နံ၊ ဖြစ်၏။ ဣတိ၊ ဝေဒိတဗျံ၏။ ပန၊ ဆက်။ (တနည်း) ပန၊ ထိုသို့ ငါးဆယ်ကျော် ကုသိုလ်စေတသိက်တို့နှင့် အတူဖြစ်ပါသော်လည်း။ ပုဗ္ဗင်္ဂမဋ္ဌေန၊ ရှေ့သွားခေါင်းဆောင်၏ အဖြစ်ဟူသော အနက်ကြောင့်။ စိတ္တံ ဥပ္ပန္နံ ဟောတိစေဝ စိတ္တံဥပ္ပန္နံ ဟောတိ-ဟူ၍သာ။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။

ဟိ၊ ချဲ့။ လောကီယဓမ္မံ၊ ဟောထိုက်သော လောကီတရားသို့။ ပတုာ၊ ဒေသနာတော်အစဉ်အားဖြင့်ရောက်၍။ ဝါ၊ ရောက်လတ်သော်။ စိတ္တံ၊ စိတ်သည်။ ဇေဋ္ဌကံ၊ အကြီးအကဲသည်။ စိတ္တံ၊ စုရံ၊ ပဓာနသည်။ စိတ္တံ၊ ပုဗ္ဗင်္ဂမံ၊ ရှေ့သွား ခေါင်းဆောင်သည်။ ဟောတိ၊ လောကုတ္တရဓမ္မံ၊ ဟောထိုက်သော လောကုတ္တရာ တရားသို့။ ပတုာ၊ ၍။ ဝါ၊ သော်။ ပညာ၊ သည်။ ဇေဋ္ဌိကာ၊ သည်။ ပညာ၊ စုရာ- သည်။ ပညာ၊ ပုဗ္ဗင်္ဂမာ၊ သည်။ ဟောတိ၊ ၍။ တေနေဝ၊ ထို့ ကြောင့်ပင်။ ဘဂဝံ၊ သည်။ ဝိနယပရိယာယံ၊ ဝိနည်းဒေသနာတော်သို့။ [ဝိနည်းဒေသနာတော်သည် လောကီဒေသနာတော်တည်း။] ပတုာ၊ ဒေသနာတော် အစဉ်အားဖြင့် ရောက်၍။ ဝါ၊ သော်။ ပဉ္စံ၊ ပြဿနာကို။ ပုစ္ဆန္တော၊ မေးတော်မူ လတ်သော်။ ကိံ ဖဿော၊ အဘယ်ဖဿ ရှိသည်။ အသိံ၊ ဖြစ်သနည်း။ ကိံ ဝေဒနော၊ အဘယ်ဝေဒနာ ရှိသည်။ အသိံ၊ နည်း။ ကိံ သညော၊ အဘယ်သညာ ရှိသည်။ အသိံ၊ နည်း။ ကိံ

ဟော'' ဟုပင် ထင်သည်။ လူ၌ ဦးခေါင်းသည် ပဓာနဖြစ်၏။ ဦးခေါင်းပြတ်လျှင် သေ၏။ ထို့ကြောင့် ပဓာနတရားကိုလည်း ဦးခေါင်းနှင့် တူသောကြောင့် ရူပကအလင်္ကာနည်း အားဖြင့် သီသံဟု ဆိုထားသည်ဟု ကြံပါ။

၁။ ပရောပဏ္ဏာသ။ ။ ပဏ္ဏာသတော-ငါးဆယ်ထက်၊ ပရာ-အလွန်ဖြစ်သော တရားတို့တည်း။ ပရောပဏ္ဏာသံ-ငါးဆယ်ထက် အလွန်ဖြစ်သော တရား၊ ပရပဏ္ဏာသ ဟု ဖြစ်ပြီးနောက် ပရောသဟာသံကဲ့သို့ ပြီးစေ။ [၅၀-ကျော် တရားဟူသည် နောက်၌ လာမည့် ဖဿော ဟောတိ ဝေဒနာ ဟောတိ-စသော တရားတို့တည်း။ သဂြိုဟ်၌ လာသော ၅၀-ကျော် မဟုတ်။]

စေတနာ၊ အဘယ်စေတနာ ရှိသည်။ အသိ၊ နည်း။ ဣတိ၊ သို့။ အပုစ္ဆိတော၊
 မေးတော်မူပဲ။ ဘိက္ခု၊ ရဟန်း။ တံ၊ သည်။ ကိံ၊ စိတ္တော၊ အဘယ်စိတ် ရှိသည်။
 အသိ၊ နည်း။ ဣတိ၊ သို့။ စိတ္တမေဝ၊ စိတ်ကိုသာ။ ဓရံ၊ ပဓာနကို။ ကတော၊ ပုစ္ဆတိ၊
 မေးတော်မူ၏။ ဘဂဝါ၊ မြတ်စွာဘုရား။ အဟံ၊ တပည့်တော်သည်။ အထေယျ
 စိတ္တော၊ ထေယျစိတ် မရှိပါ။ (ခိုးသူ၏ ဖြစ်ကြောင်းဖြစ်ရာ စိတ်မရှိပါ။) ဣတိ၊
 သို့။ ဝုတ္တော၊ လျှောက်အပ်သော်။ အနာပတ္တိ အထေယျဗ္ဗဿာတံ အာဒိနိ၊
 အနာပတ္တိ အထေယျဗ္ဗဿ-အစရှိသော စကားတော်တို့ကို။ အ ဝ တ္တာဝ၊
 မိန့်တော်မူပဲပင်။ အနာပတ္တိ ဘိက္ခု အထေယျစိတ္တဿာတံ၊ အနာပတ္တိ ။ ပ။
 စိတ္တဿ-ဟူ၍။ ဝဒတိ၊ မိန့်တော်မူ၏။

စ၊ ဆက်။ ဧကဝလံ၊ အခြား ဒေသနာတော်မဖက် သက်သက်။ ဝိနယပရိယာ-
 ယံ၊ ဝိနည်းဒေသနာတော်ကို။ ဒေသေန္တော၊ ဟောတော်မူလတ်သော်။ စိတ္တမေဝ၊
 စိတ်ကိုသာ။ ဓရံ၊ ပဓာနကို။ ကတော၊ ဒေသေတိ၊ ဟောတော်မူသည်ကား။ န၊
 မဟုတ်သေး။ အပရမ္ပိ၊ ဝိနည်း ဒေသနာတော်မှ အခြားလည်း ဖြစ်သော။
 လောကိယဒေသနံ၊ လောကီ သုတ္တန်ဒေသနာတော်ကို။ ဒေသေန္တော၊ သော်။
 စိတ္တမေဝ၊ ကိုသာ။ ဓရံ၊ ကတော။ ဒေသေတိ၊ ဟောတော်မူ၏။ ယထာဟ၊ အဘယ်
 ကဲ့သို့ ဟောတော်မူသနည်း။ ယေကေစိ။ ပ။ အနဝဿုတံ ဟောတီတိ၊ ဟူ၍။
 အာဟ၊ ပြီ။ (တနည်း) ယထာ ယေန ပကာရေန၊ အကြင် အပြားအားဖြင့်။
 လောကိယဒေသနံ၊ ကို။ ဒေသေန္တော၊ သော်။ စိတ္တမေဝ၊ ကိုသာ။ ဓရံ၊ ပဓာနကို။
 ကတော။ ဒေသေတိ၊ ဟောတော်မူ၏။ တထာ တေန ပကာရေန၊ ထို အပြားအား
 ဖြင့်။ ယေကေစိ။ ပ။ အနဝဿုတံ၊ ဟောတီတိ၊ ယေကေစိ။ ပ။ အနဝဿုတံ
 ဟောတိ-ဟူ၍။ အာဟ၊ ပြီ။ [ဘိက္ခဝေ၊ တို့။ အကုသလာ၊ အကုသိုလ် ဖြစ်ကုန်
 သော။ အကုသလာဘာဂိယာ၊ အကုသိုလ်၏ အဖို့ရှိကုန်သော။ အကုသလ
 ပက္ခိကာ၊ အကုသိုလ်၏ အသင်းအပင်း၌ ဖြစ်ကုန်သော။ (အကုသိုလ်ဘက်သား
 ဖြစ်ကုန်သော။) ယေကေစိ ဓမ္မာ၊ အမှတ်မရှိ အလုံးစုံသော အကြင် တရားတို့
 သည်။ (သန္တိ။) သဗ္ဗေ၊ ကုန်သော။ တေ ဓမ္မာ၊ တို့သည်။ မနောပုဗ္ဗင်္ဂမာ၊ စိတ်

၁။ အကုသလာ-စသည်။ ။ အကုသလာဖြင့် အကုသိုလ် စိတ္တုပ္ပါဒ် အားလုံးကို ပြ၏။
 အကုသလာဘာဂိယာဖြင့် အကုသိုလ် အဖို့ရှိသော (သာဝဇ္ဇဒုက္ခဝိပါက အဖို့ရှိသော)
 ရာဂ-စသော ဧကန် အကုသိုလ်တရားတို့ကို ပြ၏။ အကုသလပက္ခိကာဖြင့် မိမိတို့က ဧကန်
 သာဝဇ္ဇဓမ္မ-မဟုတ်ကြသော်လည်း အကုသိုလ်စိတ်၌ ယှဉ်ခိုက် အကုသိုလ်ဘက်၌ ပါဝင်
 ရသော ဗ္ဗဿ-စသောတရားတို့ကို ပြသည်။

သလျှင် ရှေ့သွား ခေါင်းဆောင် ရှိကုန်၏။ မနော၊ စိတ်သည်။ တေသံ ဓမ္မာနံ၊ ထို တရားတို့၏။ ပဌမံ၊ ပထမ ကဲ့သို့။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။]

ဓမ္မာ၊ စေတသိက် ခန္ဓာတရား ၃-ပါးတို့သည်။ မနောပုဗ္ဗင်္ဂမာ၊ စိတ်သာလျှင် ရှေ့သွား ခေါင်းဆောင် ရှိကြကုန်၏။ မနောသေဋ္ဌာ၊ စိတ်သာလျှင် အမြတ်ဆုံး ရှိကြကုန်၏။ (တနည်း) မနောဇေဋ္ဌာ၊ စိတ်သာလျှင် အကြီးအကဲ ရှိကြကုန်၏။ မနောမယာ၊ စိတ်ကြောင့် ပြီးစီးကြရကုန်၏။ ပဒုဋ္ဌေန၊ အဘိဇ္ဈာ- အစရှိသော အပြစ်တို့သည် ဖျက်ဆီးအပ်သော။ မနသာ၊ စိတ်ဖြင့်။ စေ ဘာသတိ ဝါ၊ အကယ်၍ မူလည်း ပြောဆိုအံ့။ စေ ကရောတိ ဝါ၊ အကယ်၍ မူလည်း ပြုလုပ်အံ့။ [အဝုတ္တဝိကပ္ပနတ္ထ ဝါ-သဒ္ဓါကြောင့် “စေ စိန္တေတိ ဝါ၊ အကယ်၍ မူလည်း ကြံစည်အံ့” ဟု ထည့်။] တတော၊ ထိုသို့ ပြော ပြု ကြံခြင်းကြောင့်။ နံ၊ ထိုပုဂ္ဂိုလ်သို့။ ဒုက္ခံ၊ ဒုက္ခသည်။ အန္တေတိ၊ အစဉ်လိုက်၏။ (ကိမိဝ၊ အဘယ် ကဲ့သို့နည်း။) ဝဟတော၊ ဝန်ဆောင် နှားလား၏။ ပဒံ၊ ခြေသို့။ စက္ကံ၊ လှည်းဘီး သည်။ အန္တေတိ ဣဝ၊ အစဉ် လိုက်သကဲ့သို့တည်း။

ဓမ္မာ၊ တို့သည်။ မနောပုဗ္ဗင်္ဂမာ၊ ကုန်၏။ မနောသေဋ္ဌာ (မနောဇေဋ္ဌာ)၊ ကုန်၏။ မနောမယာ၊ စိတ်ကြောင့် ပြီးစီးကြရကုန်၏။ ပဒုဋ္ဌေန၊ အဘိဇ္ဈာ အစ ရှိသော ဂုဏ်တို့ကြောင့် ကြည်လင်သော။ မနသာ၊ ဖြင့်။ စေ ဘာသတိ ဝါ၊ အကယ်၍ မူလည်း ဝစီသုစရိုက် ၄-ပါးကို ပြောဆိုအံ့။ စေ ကရောတိ ဝါ၊ အကယ် ၍ မူလည်း ကာယသုစရိုက် ၃-ပါးကို ပြုလုပ်အံ့။ စေ စိန္တေတိ ဝါ၊ အကယ်၍ မူလည်း မနောသုစရိုက် ၃-ပါးကို ကြံစည်အံ့။ တတော၊ ထိုသို့ ပြော ပြု ကြံခြင်း ကြောင့်။ နံ၊ ထို ပုဂ္ဂိုလ်သို့။ သုခံ၊ သည်။ အန္တေတိ၊ အစဉ်လိုက်၏။ (ကိမိဝ-

၁။ မနော ပဌမံ ဥပ္ပဇ္ဇတိ။ ။ စိတ်နှင့် စေတသိက်တို့သည် ဧကုပ္ပာဒ၊ ဧကနိရောဓ- လက္ခဏာအားဖြင့် အတူဖြစ်ကြရာဝယ် အဘယ်နည်းဖြင့် စိတ်ကို ပထမဖြစ်သည် ဟု ဆိုပါသနည်း ဟု မေး။ အဖြေကား- စိတ်သည် သမ္ပယုတ်တရားတို့ကို သိမ်းယူ၍ အကြီး အကဲ၏ အဖြစ်ဖြင့် ဖြစ်သောကြောင့် ပထမ ဖြစ်သကဲ့သို့ ထင်ရ၏။ ထို့ကြောင့် “ပဌမံ ဥပ္ပဇ္ဇတိ” ဟု ဆိုပါသည်။ (တနည်း) အနန္တရသတ္တိဖြင့် ကျေးဇူးပြုသော ရှေးရှေးစိတ်ကို ရည်ရွယ်၍ နောက်နောက် တရားတို့၏ ပထမ ဖြစ်သောကြောင့် “ပဌမံ ဥပ္ပဇ္ဇတိ” ဟု ဆိုပါသည်။-ဋီကာ။

၂။ မနောသေဋ္ဌာ။ ။ ဓမ္မပဒ ပါဠိတော်ရင်းနှင့်တကွ စာအုပ်တိုင်းပင် “မနော သေဋ္ဌာ” ဟု ရှိကြ၏။ မိမိကား “မနော ဇေဋ္ဌာ” ဟု မူလပါဠိ ဖြစ်ဟန်တူ၏” ဟု ထင်၏။ သို့မှအထက်၌ “စိတ္တံ ဇေဋ္ဌကံ” ဟု ဆိုခဲ့သည်နှင့် လိုက်လျောမည်။ မနော+ဇေဋ္ဌော ယေသံတိ မနောဇေဋ္ဌာ- “စိတ်ဟူသော အကြီးအကဲရှိကုန်၏” ဟု ပေးပါ။ [ရူပသိဒ္ဓိ၌ “ဘာသတိဝါ” ဟု ဆန္ဒာနုရက္ခဏ-ဒီဃ ပုံစံထုတ်၏။]

အဘယ်ကဲ့သို့နည်း။) ဆာယာ၊ အရိပ်သည်။ သရီရံ၊ ကိုယ်လို့။ (ကိုယ်၏နောက် သို့။) အနုယာယိနီ ဣဝံ၊ အစဉ်တစိုက် လိုက်သကဲ့သို့တည်း။

လောကော၊ သတ္တလောကကို။ စိတ္တေန၊ အဘိသင်္ခါရဝိညာဉ်ဟူသော စိတ် သည်။ ဝါ၊ တဏှာနှင့်ယှဉ်သောစိတ်သည်။ နိယတိ၊ ထိုထိုဘဝသို့ ဆောင်ပို့ အပ်၏။ (လောကော၊ ကို။) စိတ္တေန၊ အဘိသင်္ခါရဝိညာဉ် ဟူသောစိတ်သည်။ ဝါ၊ တဏှာနှင့်ယှဉ်သော စိတ်သည်။ ပရိကသတိ၊ ထိုထိုဘဝသို့ ဆွဲငင်အပ် ၏။ သဗ္ဗေဝ၊ အလုံးစုံသော သတ္တဝါတို့သည်ပင်။ စိတ္တဿ၊ စိတ်ဟူသော။ ဧက- ဓမ္မဿ၊ တခုသော ဟရာ၏။ ဝသံ၊ အလိုသို့။ အနုဂ္ဂ၊ အစဉ်တစိုက် လိုက် ကြရကုန်ပြီ။ [ဤလည်း သာဓက-ဟရပ်။-သဂါထာဝဂ္ဂသံယုတ်၊ အဒ္ဓဝဂ်၊ စိတ္တသုတ်။]

ဘိက္ခဝေ၊ တို့။ စိတ္တသံကိလေသာ၊ စိတ်၏ ညစ်နွမ်းခြင်းကြောင့်။ သတ္တာ၊ တို့သည်။ သံကိလိဿန္တိ၊ ညစ်နွမ်းကြရကုန်၏။ စိတ္တဝေ၊ ဒါနာ၊ စိတ်၏ စင်ကြယ် ခြင်းကြောင့်။ (သတ္တာ။) ဝိသုဇ္ဈန္တိ၊ စင်ကြယ်ကြရကုန်၏။ [ဤလည်း သာဓက- ဟရပ်။-ခန္တဝဂ္ဂသံယုတ်၊ ပုပ္ဖဝဂ်၊ ဒုတိယဂဒ္ဒုလပဒ္ဓ-သုတ်။] ဘိက္ခဝေ၊ တို့။ ဣဒံ စိတ္တံ၊ ဤ ဘဝင်စိတ်သည်။ ပဘဿရံ၊ ပြုံးပြုံးပြက်ထွက်သော အရောင် ရှိသကဲ့သို့ ဖြစ်၏။ [ပင်ကို ဘဝင်စိတ်၏သဘောမှာ ဖြူစင်သောကြောင့် အရောင် ထွက်သကဲ့သို့ ဖြစ်သည် ဟူလို။] တဉ္စ၊ ထိုစိတ်သည်လည်း။ အာဂန္တု၊ ကေဟိ၊

၁။ အနုယာယိနီ ။။ အန္တေတိဉ္စ အနု+ဣဓာတ်သည် အစဉ်လိုက်ခြင်း အနက်ကို ဟော၏။ အနု+ယာဓာတ်လည်း ထိုအနက်ကိုပင် ဟော၏။ ‘ယာတာနုယာယီ ဘ- ဝါဟိ ဗြာဟ္မဏ’ ဟု ဝိရုဇာတ် ရှိ၏။ ထို့ကြောင့် ဥပမာန-ဥပမေယျ တူအောင် ‘အနုယာယိနီ’ ဟု ရှိသင့်မည် ထင်သည်။ [‘အနုပါယိနီ’ ဟု အဋ္ဌကထာ စာအုပ် တို့၌ ရှိ၏။ ဥပါယိဉ္စ ဥပ-ရှေးရှိသော ဣဓာတ်၊ ဣပစ္စည်းတည်း။ ဥပေတိကဲ့သို့ ကပ် ရောက်ခြင်း အနက်ဟောတည်း။ အနုရှေးရှိပြန်သောကြောင့် အနုပါယိနီ၊ အစဉ်ကပ်၍ လိုက်ပါနေတတ်၏-ဟု ပေး။ ‘အနုပါယိနီ၊ ဖယ်ခွာ၍မသွား’ ဟူသော မူကွဲလည်း ကောင်းသကဲ့သို့ ထင်၏။]

၂။ စိတ္တေန နိယတိ။ ။ ‘တဘဝမှ တဘဝသို့ ဆောင်ယူတတ်သော စိတ်’ ဟု သည် ပုညာဘိသင်္ခါရ-စသည်၌ အဘိသင်္ခါရ-ဟု ခေါ်အပ်သော ကံနှင့်ယှဉ်သော စိတ်တည်း။ ထို့ကြောင့် ‘အဘိသင်္ခါရဝိညာဏံ သန္တာယာဟ’ ဟု ဋီကာဖွင့်သည်။ တနည်း-တဏှာကို ‘ဘဝနေတ္ထိ-ထိုထိုဘဝသို့ ဆောင်ကတ်သောကြီး’ ဟု ခေါ်ရကား ‘စိတ္တေန’ အရ တဏှာနှင့်ယှဉ်သော စိတ်ကို ယူစေလို၍ ဋီကာ၌ ‘တဏှာသမ္ပယုတ္တံ ဝါ’ ဟု တနည်းဖွင့်သည်။ ပရိကသတိ၌ ကဿဓာတ်သော် ‘ကမုန-ဆွဲငင်ခြင်း’ အနက်ကို ဟော၏။ ကံဟော၍ဖြစ်သောကြောင့် ယပစ္စည်း အကျေကြပ်ပါ။ ထိုသို့ မဟုတ် လျှင် ‘ကဿတိ’ ဟု ရှိရလိမ့်မည်။]

အာဂန္တုကဖြစ်ကုန်သော။ ဥပက္ကိလေသေဟိ၊ ရာဂ-အစရှိသော ဥပက္ကိလေသ တရားတို့ကြောင့်။ ဥပက္ကိလိဋ္ဌံ၊ ညစ်နွမ်းရ၏။ [ဤလည်း သာဓကတရပ်။-ကေ အင်္ဂုတ္တိရံ၊ ပဏိဟိတအစ္စဝဂ်၊ နဝမ-သုတ်။]

ဂဟပတိ၊ အိမ်ရှင် သူကြွယ်။ စိတ္တေ၊ စိတ်ကို။ အရက္ခိတေ၊ သတိဖြင့် အနု- နယ ပဋိသ-အစရှိသည်တို့မှ မစောင့်ရှောက်အပ်သော်။ ကာယကမ္မမ္ပိ၊ ကာယကံ သည်လည်း။ ဝါ၊ ကိုလည်း။ အရက္ခိတံ၊ မစောင့်ရှောက်အပ်တော့သည်။ ဟောတိ၊ ။ပ။ မနောကမ္မမ္ပိ၊ သည်လည်း။ ဝါ၊ ကိုလည်း။ အရက္ခိတံ ဟောတိ၊ ဂဟပတိ။ စိတ္တေ၊ ကို။ ရက္ခိတေ၊ သတိဖြင့် အနုနယ ပဋိသ-အစ ရှိသည်တို့မှ စောင့်ရှောက်အပ်သော်။ ကာယကမ္မမ္ပိ၊ သည်လည်း။ ဝါ၊ ကိုလည်း။ ရက္ခိတံ၊ စောင့်ရှောက်အပ်သည်။ ဟောတိ။ပ။ မနောကမ္မမ္ပိ ရက္ခိတံ ဟောတိ၊ ဂဟပတိ။ စိတ္တေ၊ သည်။ ဗျာပန္နေ၊ ရာဂ-အစရှိသည်တို့ကြောင့် ဖောက်ပြန် ခြင်းသို့ ရောက်လတ်သော်၊ ကာယကမ္မမ္ပိ၊ သည်လည်း။ ဗျာပန္နံ၊ ရာဂ-အစရှိသည် တို့ကြောင့် ဖောက်ပြန်ခြင်းသို့ ရောက်သည်။ ဟောတိ။ပ။ မနောကမ္မမ္ပိ ဗျာပန္နံ ဟောတိ၊ ဂဟပတိ။ စိတ္တေ၊ သည်။ အဗျာပန္နေ၊ ရာဂ-အစရှိသည် တို့ကြောင့် ဖောက်ပြန်ခြင်းသို့ မရောက်လတ်သော်။ ကာယကမ္မမ္ပိ၊ သည်လည်း။ အဗျာပန္နံ၊ ရာဂ-အစရှိသည်တို့ကြောင့် ဖောက်ပြန်ခြင်းသို့ မရောက်သည်။ ဟောတိ။ပ။ မနောကမ္မမ္ပိ အဗျာပန္နံ ဟောတိ၊ ဂဟပတိ။ စိတ္တေ၊ ကို။ အဝဿုတေ၊ ရာဂ-အစရှိသည်တို့သည် စိစုတ်အပ်သော်။ ကာယကမ္မမ္ပိ။ အဝဿုတံ၊ ရာဂ- အစရှိသည်တို့သည် စိစုတ်အပ်သည်။ ဟောတိ။ပ။ မနောကမ္မမ္ပိ အဝဿုတံ ဟောတိ၊ ဂဟပတိ။ စိတ္တေ၊ ကို။ အနဝဿုတေ၊ ရာဂ-အစရှိသည်တို့သည် မစိစုတ်အပ်သော်။ ကာယကမ္မမ္ပိ။ အနဝဿုတံ၊ ရာဂ-အစရှိသည်တို့သည် မစိ စုတ်အပ်သည်။ ဟောတိ။ပ။ မနောကမ္မမ္ပိ အနဝဿုတံ ဟောတိ။ [ဤလည်း သာဓက တရပ်။-တိကအင်္ဂုတ္တိရံ၊ သမ္မောဓဝဂ်၊ အရက္ခိတ-သုတ်။]

ဝေ၊ သို့။ လောကိယဓမ္မံ။ပ။ ဣတိ ဝေဒိတဗ္ဗံ။ ပန၊ ဆက်။ ဣမေသု သုတ္တေသု၊ ဤသုတ်တို့တွင်။ (ပြခဲ့ပြီးသော သာဓက ၇-သုတ်တို့တွင်။) ဧဝံ ဝါ၊ တသုတ်ကိုသော် လည်းကောင်း။ ဒွေ ဝါ၊ ၂-သုတ် တို့ကိုသော် လည်းကောင်း။ အဂ္ဂဟေတွာ၊ မယုမု၍။ သုတ္တာနုရက္ခဏတ္ထာယ^၁၊ သုတ်အချင်း

၁။ သုတ္တာနုရက္ခဏတ္ထာယ။ ။စိတ္တဿ ပုဗ္ဗင်္ဂမဘာဝသာဓနေ (၌) အညမညံ ဗလာဓာနဝသေန (သုတ်အချင်းချင်း အားထားရခြင်း၏ အစွမ်းဖြင့်) သုတ္တာနုရက္ခဏံ။ တသုတ်တည်းပြုလျှင် အားမရှိသေး၊ သုတ်များစွာ ထုတ်ပြုမှ အားရှိ၏။ ထိုသို့ အား ရှိသောကြောင့် သုတ်တမျိုးကို အခြားသုတ်များက ပရဝါဒီတို့ မဖျက်နိုင်အောင် စောင့်

ချင်း စောင့်ရှောက်ခြင်း အကျိုးငှာ။ ဝါ၊ သုတ်ကို မပျောက်ပျက်အောင် စောင့်ရှောက်ခြင်း အကျိုးငှာ။ သဗ္ဗာနိပိ၊ အလုံးစုံသော သုတ်တို့ကိုလည်း။ ဂဟိတာနိ၊ ယူအပ်ကုန်ပြီ။ ဣတိ။ ဝေဒိတဗ္ဗာနိ၊ သိထိုက်ကုန်၏။

ပန၊ ကား။ လောကုတ္တရာဓမ္မံ၊ လောကုတ္တရာ တရားကို။ ပုစ္ဆန္တော၊ မေးတော်မူလတ်သော်။ ကတရဖဿံ၊ အဘယ်ဖဿကို။ အဓိဂတော၊ ရသည်။ အသိ၊ ဖြစ်သနည်း။ ပ။ ကတရစိတ္တံ၊ အဘယ်စိတ်ကို။ အဓိဂတော၊ ရသည်။ အသိ၊ ဖြစ်သနည်း။ ဣတိ၊ သို့။ အပုစ္ဆိတော၊ မေးတော်မူပဲ။ ဘိက္ခု၊ ရဟန်း။ တံ၊ သည်။ ကတရပညံ၊ အဘယ်ပညာကို။ အဓိဂတော၊ ရသည်။ အသိ၊ ဖြစ်သနည်း။ ပဌမံ၊ ရှေးဦးစွာသော။ မဂ္ဂပညံ၊ မဂ်ပညာကို။ (အဓိဂတော) ကိံ၊ ရသလော။ ဥဒါဟု၊ သို့မဟုတ်။ ဒုတိယံ၊ ၂-ခုမြောက်သော။ မဂ္ဂပညံ၊ ကို။ အဓိဂတော ကိံ၊ ရသလော။ ပ။ စတုတ္ထံ၊ ၄-ခုမြောက်သော။ မဂ္ဂပညံ၊ ကို။ အဓိဂတော ကိံ၊ ရသလော။ ဣတိ၊ သို့။ ပညံ၊ ကို။ ဇေဋ္ဌိကံ၊ အကြီးအကဲကို။ ပညံ၊ ကို။ ဓုရံ၊ ပဓာန ကို။ ကတော၊ ရှိ။ ပုစ္ဆတိ၊ မေးတော်မူ၏။ ပညုတ္တရာ၊ လွန်ကဲသော ပညာရှိကုန်သော။ သဗ္ဗေ၊ ကုန်သော။ ကုသလာဓမ္မာ၊ ကုသိုလ် တရားတို့သည်။ န ပရိဟာယန္တိ၊ မဆုတ်ယုတ်ကုန်။ -[အဋ္ဌက-အင်္ဂုတ္တိရံ၊ သတိဝဂ်၊ မူလက-သုတ်၊] ပညာပန၊ ပညာသည်ကား။ ကိမတ္ထိယာ၊ အဘယ် အကျိုးရှိသနည်း။ (ဣတိ၊ ဤကား အမေးတည်း။ ပညာ၊ ပညာသည်။ အဘိညတ္တာ၊ ထူးသောဉာဏ်ဖြင့် သိခြင်းအကျိုးရှိသည်။ ပရိညတ္တာ၊ ပိုင်းခြား၍ သိခြင်းအကျိုးရှိသည်။ ပဟာနတ္တာ၊ ပယ်ခြင်း အကျိုးရှိသည်။ ဟောတိ၊ ၏။ ဣတိ၊ ဤကား အဖြေတည်း။ ဤသို့ အဖြေဝါကျ ထည့်ပါ။) [ဤလည်း သာဓက တရပ်။ -မူလပဏ်၊ စူဠယမကဝဂ်၊ မဟာဝေဒလ္လ-သုတ် ပါဠိတော်။]

ပန၊ ဆက်။ ဧတ္ထ၊ ဤ လောကုတ္တရာ ဒေသနာဝယ် ပညာပဓာန၏ အဖြစ်၌။ (သုတ္တာနိ ဒဋ္ဌဗ္ဗာနိ-၌စပ်။) ဘိက္ခဝေ၊ တို့။ ပညဝတော၊ ပညာရှိသော။ အရိယသာဝကဿ၊ အရိယာ သာဝက၏။ တဒန္ဓယာ၊ ထိုပညာသို့ အစဉ်လိုက်သော။ သဒ္ဓာ၊ သဒ္ဓာသည်။ သဏ္ဍာတိ၊ ကောင်းစွာတည်၏။ တဒန္ဓယံ၊ ထိုပညာသို့ အစဉ်လိုက်သော။ ဝီရိယံ၊ သည်။ သဏ္ဍာတိ။ တဒန္ဓယာ၊ သော။ သတိ၊ သည်။ သဏ္ဍာတိ။ တဒန္ဓယော၊ ထို ပညာသို့ အစဉ်လိုက်သော။ သမာဓိ၊ သည်။ သဏ္ဍာတိ၊ ၏။ ဣတိ ဝေမာဒီနိ၊ ဤသို့ အစရှိကုန်သော။ သုတ္တာနိ၊

ရှောက်ရာ ရောက်သည်။ အခြားတနည်းကို ဋီကာမှာ ရှုပါ။ [ဗလဝာဓာနဝသေနာတိ ဗလဿ အာဓာနဝသေန၊ ဝိဓာနဝသေန ဝါ။ -မဇ။]

တို့ကို။ ဒဋ္ဌဗ္ဗာနိ။ ဣတိ။ သို့။ လောကုတ္တရဓမ္မံ။ သို့။ ပတုာ။ ရှိ။ ဝါ။ သော်။ ပညာ။ သည်။ ဇေဋ္ဌိကာ။ သည်။ ဟောတိ။ ပ။ ပညာ ပုဗ္ဗင်္ဂမာ ဟောတိ။ ဣတိ ဝေဒိတဗ္ဗာ။ ပန။ ဆက်။ အယံ။ ဤ ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ-ဟူသော ဒေသနာ သည်။ လောကီယဒေသနာ။ လောကီ ဒေသနာတည်း။ (လောကီကာမာဝစရံ စိတ်ကို ပြသော ဒေသနာတည်း။) တသ္မာ။ ကြောင့်။ (ထိုသို့ လောကီဒေသနာတော်၏ အဖြစ်ကြောင့်။) စိတ္တံ။ ကို။ ဝုရံ။ ပဓာန ကို။ ကတုာ။ ဒေသေန္တော။ ဟောတော်မူလိုသည်။ (ဟုတုာ။ ရှိ။) စိတ္တံ ဥပ္ပန္နံ ဟောတိတိ။ ဟူ၍။ အာဟ။ ဟောတော်မူပြီ။

[စိတ္တံ ဥပ္ပန္နံ ဟောတိ-ဟူသော ပါဠိတော်ကို ဖွင့်ပြပြီး၍ သောမနဿ သဟဂတံ-ဟူသော ပါဠိတော်ကို ဖွင့်ပြလိုသောကြောင့် သောမနဿသဟဂတံ စသည်မိန့်။]

သောမနဿသဟဂတန္တိ။ ကား။ သာတ။ ပ။ သင်္ခါတေန။ သာယာအပ်သော ချိုမြိန် ကောင်းမြတ်သော အရသာနှင့်တူသော ခံစားတတ်သောတရား ဟု ဆိုအပ်သော။ သောမနဿေန။ သောမနဿနှင့်။ သဟ။ တက္ခ။ ကေပ္ပာဒါဒိဘာဝံ။ ကေပ္ပာဒ-အစရှိသည်တို့၏ အဖြစ်သို့။ ဂတံ။ ရောက်သော။ ပန။ ဆက်။ [“အဘိဓာနတ္ထ ဝစနတ္ထမှ တပါး အတ္ထုဒ္ဓါရကို ဆိုဦးအံ့” ဟု ရှေးနိဿယ-၌ ပေး၏။] အယံ သဟဂတသဒ္ဓေါ။ ဤ သဟဂတ-သဒ္ဓါသည်။ ဝါ။ ကို။ တဗ္ဘာဝေ။ တဗ္ဘော အနက်လည်းကောင်း။ ဝေ ကိဏ္ဍေ။ ရောပြုမ်း

၁။ သာတ။ ပ။ ဂတံ။ ။ “သဟ+ဂတံ သဟဂတံ။ သောမနဿေန+သဟဂတံ သောမနဿသဟဂတံ” ဟု သမာသ်တွဲပါ။ ဂတံ၏ကံကို “ကေပ္ပာဒါဒိဘာဝံ” ဟု ထည့်သည်။ သောမနဿေနကို “သာတမရရဝေဒယိတ သင်္ခါတေန” ဟု ဝိသေသန ထည့်၍ ဖွဲ့သည်။ “သာတ-သာယာအပ်” ဟူသည် သောမနဿ ဝေဒနာ၏ သဘောတည်း။ “မရရ” ကား သောမနဿ၏ သာယာအပ်ပုံ သာယာစရာ ကောင်းပုံကို ပမာပြုသော စကားတည်း။ မရရ-သဒ္ဓါ၏ မုချတ္တမှာ သာယာအပ်သော အရသာတည်း။ မရရံ ဝိယာကံ မရရံ-ချိုဆိမ့်သော အရသာနှင့် တူသော ဝေဒနာ။ “ဝေဒယိတ” သဒ္ဓါကား ဝေဒနာ၏ ပရိယာယ်တည်း။ [နိပ္ပရိယာယေန မရရသဒ္ဓါ ရသဝိသေသပရိယာယော၊ ဣဒ္ဓဘာဝသာမညေန ဣဓေပစာရေန ဝုတ္တောတိ အာဟ-မရရံ ဝိယာတိ။-အန။မရရနှင့် စပ်၍ မှတ်ဖွယ်ကို ကစွည်းဘာသာစွဲကာ၊ မခွာဒိတော ရော-သုတ်၌ ရှိပါ။]

၂။ ကေပ္ပာဒါဒိဘာဝံ။ ။ “ကော+ဥပ္ပာဒေါ+ယဿ စိတ္တဿာတိ ကေပ္ပာဒိ” “ကေပ္ပာဒိ+အာဒိ ယဿာတိ ကေပ္ပာဒါဒိ” စိတ်ပင်တည်း။ အာဒိဖြင့်၊ ကေနိရောဓ၊ ကေဝတ္ထုကတို့ကို ယူ။ ကေပ္ပာဒါဒိနော+ဘာဝေါ ကေပ္ပာဒါဒိဘာဝေါ။ ကေပ္ပာဒ-အစရှိသည်၏ အဖြစ်ဟူသည် အတူတကွဖြစ်ခြင်း၊ ချုပ်ခြင်း၊ တူသောအာရုံ၊ တူသောဝတ္ထု ရှိခြင်းတည်း။

ဟူသော အနက် လည်းကောင်း။ နိဿယေ၊ အခြေခံ မှီရာဟူသော အနက် လည်းကောင်း။ အာရမ္မဏေ၊ အာရုံဟူသော အနက် လည်းကောင်း။ သံသဋ္ဌေ၊ ရောနှော ဟူသော အနက် လည်းကောင်း။ ဣတိ၊ သို့။ ဣမေသု အတ္ထေသု၊ တို့၌။ ဒိဿတိ။ တတ္ထ၊ ထို ၅-ပါးသော အနက်တို့တွင်။ ပေါနုပ္ပဝိကာ^၁၊ တဖန် ဘဝ သစ်ကို ပြုခြင်းအလေ့ရှိသော။ နန္ဒိရာဂသဟဂတာ^၂၊ နှစ်သက်တတ် တပ်မက် တတ်သည် အဖြစ်နှင့် တကွဖြစ်သော။ ယာယံ တဏှာ၊ အကြင် တဏှာသည်။ အတ္ထိ၊ ဤ။ ဣတိ (တ္ထေ)၊ ဤ ပါဠိရပ်၌။ (သစ္စဝိဘင်း ပါဠိတော်-စသည်၌။) တဗ္ဘာဝေ၊ တဗ္ဘော အနက်၌။ ဝါ၊ ထို နန္ဒိရာဂ-ဟူသော ရှေးပုဒ်၏ အနက်၌။ (သဟဂတသဒ္ဓေါ၊ ကို။) ဝေဒိတဗ္ဗော၊ ဤ။ နန္ဒိရာဂဘူတာ၊ နှစ်သက်တတ် တပ်မက်တတ်သည် ဖြစ်၍ဖြစ်သော။ (ယာယံ တဏှာ အတ္ထိ။) ဣတိ အတ္ထော၊ နက်။ [“နန္ဒိရာဂဘူတာဟံ စသ အတ္ထော” ဟု ဋီကာလည်း ရှိ၏။ ယုံကြောင့် ဤပါဠိသည် အဓိပ္ပာယ်ပြောဆရာတို့ ဋီကာမှ ယူထားအပ်သောပါဠိ ဟု ယင်၏။]

၁။ ပေါနုပ္ပဝိကာ။ ။ သက္ကတ၌ “ပုနရ်” ပုဒ်သည် ပါဠိ၌ “ပုန” ဟု ဖြစ်၏။ နောက်ပုဒ်နှင့် တွဲသောအခါ ပျောက်သော (ရ) အစား ဒွေဘော်လာ၍ “ပုနပ္ပဝ” ဟု ဖြစ်၏။ [“ပုနပ္ပုနံ” စသည်ကဲ့သို့တည်း။ “ပုနပ္ပဝကရဏ” ဟု ဆိုလိုလျက် “ကရဏ” ဟူသော နောက်ပုဒ်ကို ချေ။ “ပုနပ္ပဝံ၊ တဖန် ဘဝကို ပြုခြင်းဟူသော+သီလံ ဧတိဿာတိ ပေါနုပ္ပဝိကာ” ဟု ဟာသီလ-အနက်၌ တဒ္ဓိတ် ဣက-ပစ္စည်းသက်။ [ပုနပ္ပဝကရဏံ ပုနပ္ပဝေါ၊ ပုနပ္ပဝေါ+သီလံ အဿာတိ ပေါနုပ္ပဝိကာ။-သစ္စဝိဘင်း အဋ္ဌကထာ။ မရ၌ “ပုနပ္ပဝံ+ကရောတိတိ ပေါနုပ္ပဝိကာ” ဟု ကရောတိ တဒ္ဓိတ်ပြု သည်ကို စဉ်းစားပါ။

ကနည်း။ ။ ပုနော ဘဝေါ။ တဖန်ဘဝ-ဘဝသစ်။ မနောသမ္ပယောပုဒ်၌ မနော ကဲ့သို့ “ပုနော” ဟု ဩကာရန္တလည်း ရှိ၏။ ဤအလို နောက်ပုဒ်၌ ဒွေဘော် မရောက် ရ။ “ပုနောဘဝေါ-သီလံ+ဧတိဿာတိ ပေါနုပ္ပဝိကာ” ဟု ဖြစ်၏။ [ဥတ္တရပဒလောပံ ကတွာ ပုနပ္ပဝကရဏံ ပုနောဘဝေါတိ အာဟ၊ မနောသမ္ပယောတိ ဧတ္ထ မနော ပိယ စ ပုရိမပဒဿ ဩကာရန္တတာ ဒဋ္ဌဗ္ဗာ။-သစ္စဝိဘင်း မူလဋီကာ။... “မနောဗျာပါဒိနမော မယေ စ” ဟူသော မောဂ္ဂလ္လာန် ၃-၅၉-သုတ်ဖြင့် ပုန၏ အ-ကို ဩပြု။]

၂။ နန္ဒိရာဂသဟဂတာ။ ။ ယာယံ တဏှာနှင့် အရတူသောကြောင့် နန္ဒိရာဂသဟဂတာ၌ နန္ဒိရာဂ-မည်သော တဏှာပင်ရ၏။ သဟဂတအတွက်ကား အနက်သီးခြားမရှိ။ ထို့ကြောင့် ဤ သဟဂတကို “တဗ္ဘာဝအနက်၌ သိထိုက်၏” ဟု ဆိုသည်။ တဿ၊ ထို နန္ဒိရာဂ-သဒ္ဓါ၏+ဘာဝေါ၊ အနက်ကည်း။ တဗ္ဘာဝေါ၊ နက်။ “နန္ဒတိ၊ အာရုံကို နှစ်သက် တတ်၏။ ဣတိ နန္ဒိ။ ရဇ္ဇတိ၊ တပ်မက်တတ်၏။ ဣကိ ရာဂေါ၊ နန္ဒိဘူတော+ရာဂေါတိ နန္ဒိရာဂေါ” ဟု ဋီကာ၌ပြု၏။ နန္ဒိန္ဒ မစ္ဆေရဿ၊] သဟဂတအတွက် အနက်သီးခြား မရှိ ပုံကို ဋီကာ၌ ကြည့်ပါဦး။

ဘိက္ခဝေ၊ တို့။ ကောသဇ္ဇသဟဂတာ၊ ကောသဇ္ဇနှင့် တကွဖြစ်သော။
 (ကောသဇ္ဇနှင့် ရောပြွမ်းသော။) ကောသဇ္ဇသမ္ပယုတ္တာ၊ ကောသဇ္ဇနှင့်
 ယှဉ်သော။ ယာ အယံ ဝိမံသာ၊ အကြင် ပညာသည်။ အတ္ထိ။ ဣတိ ဧတ္ထ၊ ဤ။ ဝေ၊
 ကံဏ္ဍေ၊ ရောပြွမ်း ဟူသောအနက်၌။ (သဟဂတသဒ္ဓေါ) ဝေဒိတဗော။ အန္တရ-
 န္တရာ၊ အကြား အကြား၌။ ဥပ္ပုဇ္ဇမာနေန၊ သော။ ကောသဇ္ဇေန၊ ကောသဇ္ဇနှင့်။
 (ပျင်းရိသူ၏ ဖြစ်ကြောင်းဖြစ်ရာ ထိန မိဒ္ဓ ပြဋ္ဌာန်းသော အကုသိုလ် စိတ္တုပ္ပုဒ်
 နှင့်။) ဝေ၊ ကံဏ္ဍော၊ ရောပြွမ်းသော။ (ယာ အယံ ဝိမံသာ အတ္ထိ။) ဣတိ အယံ၊
 ကား။ ဧတ္ထ၊ ဤ ယာယံ ဘိက္ခဝေ-အစရှိသော ပါဠိ၌။ အတ္ထော၊ တည်း။ [မဟာ
 ဝဂ္ဂသံယုတ်၊ ပါသာဒ ကမ္ပနဝဂ်၊ ဝိဘင်္ဂ-သုတ်။] အဋ္ဌိကသညာ သဟဂတံ၊ အဋ္ဌိက
 သညာနှင့် တကွဖြစ်သော။ (အဋ္ဌိကသညာကို မှီသော။) သတိသမ္မောဇ္ဈင်္ဂံ၊ ကို။
 ဘာဝေတိ၊ ဖြစ်စေ၏။ ဣတိ (ဧတ္ထ)၊ ဤ။ နိဿယေ၊ အခြေခံမှီရာ ဟူသောအနက်
 ၌။ (သဟဂတသဒ္ဓေါ) ဝေဒိတဗော။ အဋ္ဌိကသညံ၊ ကို။ နိဿယ၊ မှီ၍။
 (အခြေခံပြု၍။) အဋ္ဌိကသညံ၊ ကို။ ဘာဝေတံ၊ ဖြစ်စေ၍။ ပဋိလဒ္ဓံ၊ ရအပ်သော။
 (သတိသမ္မောဇ္ဈင်္ဂံ၊ ကို။ ဘာဝေတိ၊ ၎င်း။) ဣတိ အတ္ထော၊ အနက်။ - [မဟာဝဂ္ဂ
 သံယုတ်၊ အာနာပါနဝဂ်၊ အဋ္ဌိက မဟာပုလ-သုတ်။]

ရူပ သဟဂတာနံ ဝါ၊ ပထဝီ ကသိုဏ်း အစရှိသော ရုပ်အာရုံနှင့် တကွ
 ဖြစ်သည်မူလည်း ဖြစ်ကုန်သော။ အရူပ သဟဂတာနံ ဝါ၊ ရုပ် မဟုတ်သော
 အာကာသ-အစရှိသော အာရုံနှင့် တကွ ဖြစ်သည်မူလည်း ဖြစ်ကုန်သော။ သမာ-
 ပတ္တိနံ၊ ရူပဈာန် အရူပဈာန် သမာပတ်တို့ကို။ လာဘီ၊ ရခြင်းရှိသည်။ ဟောတိ။
 ဣတိ (ဧတ္ထ)၊ ဤ။ အာရမ္မဏေ၊ အာရုံဟူသော အနက်၌။ (သဟဂတသဒ္ဓေါ။)

၁။ ဝေ၊ ကံဏ္ဍေ။ ။ ပညာ ဟူသည် ကုသိုလ်အများကတ တရားတည်း။ ကောသဇ္ဇ
 ဟူသည်ကား ထိန မိဒ္ဓ ပြဋ္ဌာန်းသော အကုသိုလ် စိတ္တုပ္ပုဒ်တည်း။ ထို့ကြောင့် ထိုတရား
 ၂-မျိုးသည် အတူတကွ (သမ္ပယုတ္တ) မဖြစ်နိုင်ရကား ဝိမံသာ (ပညာ) ဖြစ်ခြင်း၏
 အကြားအကြား၌ ကောသဇ္ဇ ရောပြွမ်းသည်ကို “သဟဂတ” ဟု ဆိုသည်။ သဒ္ဓတ္ထမှာ
 “တကွဖြစ်” ပင်တည်း။ သို့သော် သံသဋ္ဌ-ရောနှောသော တကွဖြစ်ခြင်း မဟုတ်သော
 ကြောင့် “ဝေ၊ ကံဏ္ဍေ” ဟု အဓိပ္ပာယ်နက် ဖွင့်သည်။

၂။ နိဿယေ။ ။ သတိသမ္မောဇ္ဈင်္ဂံကို ဖြစ်စေရာ၌ အဋ္ဌိကသညာကို အမှီပြု၍ ရသော
 ကြောင့် (အရိုးစုံကို အာရုံပြုသော သညာကို အခြေခံရသောကြောင့်) “နိဿယေ” ဟု
 ဆိုသည်။ [နိဿယေတိ ပါဒကေ။ သဒ္ဓတ္ထမှာ “တကွဖြစ်သော” ဟု ပင်တည်း။]

၃။ အာရမ္မဏေ။ ။ ရူပဈာန်၏ အာရုံဖြစ်သော ပထဝီကသိုဏ်းစသော ရုပ်အာရုံကို
 ရူပါရမ္မဏ၊ အရူပဈာန်၏ အာရုံဖြစ်သော ကောင်းကင်ပညတ်၊ နတ္ထိဘောပညတ်၊ ပဌမာ
 ရူပဝိညာဉ်၊ တတိယာရူပဝိညာဉ်တို့ကို အရူပါရမ္မဏ ဟု ဆိုသည်။ ရူပသဟဂတာနံ၏

ဝေဒိတဗ္ဗော၊ ဧ။ ရူပါ ရူပါရမ္မဏာနံ၊ ပထဝီကသိုဏ်း စသော ရုပ်လျှင် အာရုံ ရှိကုန် ရုပ် မဟုတ်သော ကောင်းကင်ပညတ် နတ္ထိဘောပညတ် စသည်လျှင် အာရုံရှိကုန်သော။ (သမာပတ္တိနံ လာဘီ ဟောတိ။) ဣတိ အတ္ထော၊ နက်။- [ပုဂ္ဂလပညတ်၊ နိဒ္ဒေသ၊ ဧကပုဂ္ဂလ ပညတ္တိ။]

ဣဒံ သုခံ၊ ဤ သုခသည်။ ဣမာယ ပီတိယာ၊ ဤ ပီတိနှင့်။ သဟဂတံ၊ အတူ တကွ ဧကုပ္ပာဒတာ အစရှိသည်တို့၏ အဖြစ်သို့ ရောက်သည်။ သဟဇာတံ၊ တကွ ဖြစ်သည်။ သံသဠံ၊ ရောနှောသည်။ သမ္ပယုတ္တံ၊ အညီအမျှ ဧကုပ္ပာဒတာ အစရှိ သော အပြားတို့ဖြင့်ယှဉ်သည်။ ဟောတိ၊ ဧ။ ဣတိ (တ္ထေ) ၊ ဤ။ သံသဠေ၊ ရောနှော ဟူသော အနက်၌။ (သဟဂတသဒ္ဓေါ) ၊ ဝေဒိတဗ္ဗော။ - [ဈာနဝိဘင်း၊ သုတ္တန္တ ဘာဇနီယ။] ဣမသ္မိံ ပိ ပဒေ၊ ဤ သောမနဿ သဟဂတံ ဟူသော ပုဒ်၌လည်း။ [ပိဖြင့် ပီတိယာ သဟဂတံကို ပေါင်း။] အယမေဝတ္ထော၊ ဤ သံသဠအနက် ကိုသာ။ အဓိပ္ပေတော၊ ဧ။ ဟိ၊ မှန်။ ဣမ၊ ဤ ပထမ မဟာကုသိုလ်စိတ် အရာ၌။ သောမနဿ သံသဠံ၊ သောမနဿနှင့် ရောနှောသောစိတ်ကို။ သောမနဿသဟဂတန္တိ၊ ဟူ၍။ (ဘဂဝတာ။) ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။

၂၀။ ဆက်။ သေ (ဧသော) သံသဠသဒ္ဓေါပိ၊ ဤ သံသဠ သဒ္ဓါသည်လည်း။ ဝါ၊ ကိုလည်း။ သဒိသေ၊ အတူ ဟူသော အနက်လည်းကောင်း။ အဝဿုတေ၊

သဒ္ဓတ္ထမှာ နိဿယ၌ ပေးထားသည့် အစဉ်ပင်တည်း။ ထို့ကြောင့် ပုဂ္ဂလပညတ် အဋ္ဌ ကထာ၌ “ရူပသဟဂတာနန္တိ-ရူပနိမိတ္တ သင်္ခါတေန ရူပေန သဟဂတာနံ၊ တေန သဒ္ဓိံ ပဝတ္တာနံ (န ဝိနာ)” စသည်ဖြင့် သဒ္ဓတ္ထ ဖွင့်သည်။

ထိုသို့ သဒ္ဓတ္ထ ဖြစ်သော်လည်း အဓိပ္ပာယ်တ္ထမှာ “ရုပ်ဟူသော အာရုံရှိကုန်သော၊ ရုပ်ကို အာရုံပြုကုန်သော” ဟု ဖြစ်၏။ ထို့ကြောင့် သဟဂတ၏ အနက်ကို “အာရမ္မဏေ” ဟု ဆိုသည်။ ထို့ကြောင့်ပင် နိဒါန-ဘိက္ခုသံယုတ်၊ ပဌမဝဂ္ဂ၊ ပထမ-သုတ်ဝယ် “ဝိတက္က သဟဂတာ သညာ မနသိကာရာ” ပုဒ်၌ “ဝိတက္ကသဟဂတာတိ-ဝိတက္ကာရမ္မဏာ” ဟု ဖွင့်သည်။ ထို အဖွင့်သည် သဟဂတာ၏ သဒ္ဓတ္ထမဟုတ်၊ အဘိဓေယျတ္ထ သာတည်း။

၁။ သံသဠေ ။ “သံသဠတိ၊ ငြိကပ် ရောနှောနေတတ်၏။ ဣတိ သံသဠော” နှင့် အညီ သုခနှင့် ပီတိတို့၏ တတိယဈာန်စိတ် တခုတည်း၌ အတူတကွ ဖြစ်ခြင်းကို “ရော နှော” ဟု ဆိုသည်။ ဤ၌လည်း သဟဂတာ၏ သဒ္ဓတ္ထမှာ “တကွ (ဧကုပ္ပာဒ-အစရှိသည် တို့၏ အဖြစ်သို့) ရောက်” ဟူသော အနက်၊ “တကွ+ဖြစ်” ဟူသော အနက်ပင်တည်း။

၂။ သံသဠသဒ္ဓေါပိ စ။ ။ “စ” သည် ဝါကျာရမ္မဇောတက၊ အပိသဒ္ဓါကား ရှေ့၌ “သံသဠော” ဟု ဆိုအပ်ပြီးသော သံသဠကို၌သော အပေက္ခာဇောတကတည်း။ ဥပမာ- “အက္ခရာပါဒယော ဧကစက္ကာလီသံ” သုတ်၌ အက္ခရာအပိဝယ် အပိသဒ္ဓါကဲ့သို့ တည်း။ ယောဇနာ၌ကား “အပိသဒ္ဓေါ သဟဂတသဒ္ဓံ အပေက္ခတိ” ဟု ဆို၏။ သဒ္ဓ ထုံးစံ ကျ-မကျကို စဉ်းစားပါ။

စိုစွတ်အပ်ဟူသော အနက်လည်းကောင်း။ မိတ္တသန္တဝေ၊ မိတ်ဆွေဖွဲ့ခြင်း ဟူသော အနက်လည်းကောင်း။ သဟဇာတေ၊ တကွဖြစ် ဟူသော အနက်လည်းကောင်း။ ဣတိ၊ ဤသို့ အစရှိသော။ ဗဟုသု၊ ကုန်သော။ အတ္ထေသု၊ ဒိဿတိ။ [ဣတိကို အာဒျတ္ထ ယူ၍ “ဗဟုသု” ဟု ဆိုသည်။ “စတုသု” ဟုလည်း ရှိ၏။] ဟိ၊ ချဲ့။ အယံ၊ ဤ သံသဋ္ဌ သဒ္ဒါသည်။ ကိသေ၊ ကြုံလို့သော မြင်းတို့ကိုလည်းကောင်း။ (ပိန်သော မြင်းတို့ကိုလည်းကောင်း။) ထူလေ၊ ဝပြိုးသော မြင်းတို့ကိုလည်းကောင်း။ ဝိဝဇ္ဇေတွာ၊ ရှောင်ကြဉ်၍။ သံသဋ္ဌာ၊ ရောနှောအပ်ကုန်သော။ (အချင်းချင်း ရော၍ရလောက်အောင် အရွယ်အဆင်းအားဖြင့် တူကုန်သော။) ဟယာ၊ မြင်းတို့ကို။ (အမွေဟိ၊ ကျွန်တော်မျိုးတို့သည်။) ယောဇိတာ၊ ယှဉ်စေ အပ်ပါကုန်ပြီ။ (ရထား၌ ကပ်အပ်ပါကုန်ပြီ။) ဣတိ ဧတ္ထ၊ ၌။ သဒိသေ၊ အတူဟူသော အနက်၌။ အာဂတော၊ လာ၏။ [(တေမိဇာတ်) ဤ၌ သဒ္ဒတ္ထမှာ “ရောနှော” ပင်တည်း။ ရောနှော၍ ရလောက်အောင် အရွယ်အဆင်းအားဖြင့် တူနေသောကြောင့် သဒိသအနက်ကို အဓိပ္ပာယ်ထွက်ဟု ဆိုသည်။] အယေ၊ ရှင်မတို့။ တုမေ၊ အရှင်မတို့သည်။ သံသဋ္ဌာဝ၊ လူတို့နှင့်ရောနှောကုန်လျက်သာ။ ဝိဟရထ၊ နေကြကုန်လော့။ ဣတိ(ဧတ္ထ)၊ ၌။ အဝဿုတေ၊ စိုစွတ်အပ် ဟူသော အနက်၌။ အာဂတော။ [“လူတို့နှင့် ရောနှောကာ ကိလေသာ တည်းဟူသော မိုးဖြင့် စိုစွတ်လျက် နေကြပါလော့” ဟု ဆိုလိုသည်။ သဒ္ဒတ္ထမှာ “ရောနှော” အနက်ပင်တည်း။ -ပါစိတ်၊ ဘိက္ခုနီဝိဘင်း၊ ဒသမ-သံဃာဒိသေသံ သိက္ခာပုဒ်။]

ဂိဟိသံသဋ္ဌော၊ လူတို့နှင့်ရောနှောသည်။ (ဟုတွာ။) ဝိဟရတိ၊ နေ၏။ [“ဂိဟိဟိသံသဋ္ဌော” ဟုလည်း ရှိ၏။] ဣတိ (ဧတ္ထ)၊ ၌။ မိတ္တသန္တဝေ၊ မိတ်ဆွေဖွဲ့ခြင်း ဟူသော အနက်၌။ အာဂတော။ [သဒ္ဒတ္ထမှာ “ရောနှော” ဟူသော အနက်ပင်တည်း။ မိတ္တသန္တဝေ-ကား အဓိပ္ပာယ်ထွက်။ -ခန္ဓဝဂ္ဂ (၁-ဝဂ္ဂ)၊ ဟာလိဒ္ဒိကာနိ-သုတ်။] ဣဒံ သုခံ (ရှေ့၌ အနက်ပေးခဲ့ပြီ)။ ပ။ ဟောတိ။ ဣတိ ဧတ္ထ၊ ၌။ သဟဇာတေ၊ တကွဖြစ်သော တရားဟူသော အနက်၌။ အာဂတော။ ဣဒံ၊ ဣမသ္မိံ ပိ ပဒေ အယမေဝတ္ထော အဓိပေတော-ဟူသော ဤ အဋ္ဌကထာ၌လည်း။ (ယထာဒဿိဟ သံသဋ္ဌသဒ္ဒေါ၊ အကြင် အကြင် အတ္ထုဒ္ဓာရ အဖြစ်ဖြင့် ပြုအပ်ပြီးသော သံသဋ္ဌ-သဒ္ဒါကို။) သဟဇာတေ၊ သဟဇာတ အနက်၌။ အဓိပေတော၊ ၏။

တတ္ထ၊ ထို သဟဂတ သဟဇာတ-တို့တွင်။ (နောက်၌လာမည့် သဟဂတံ သဟဇာတံကို ကြည့်၍ စွဲသည်။) သဟဂတံ၊ သဟဂတ-တရားဟူသည်။ (သဟဂတ တရားမှန်လျှင်။) အသဟဇာတံ (နာမ)၊ သဟဇာတ မဟုတ်သည် မည်သော။ အသံသဋ္ဌံ (နာမ)၊ သံသဋ္ဌ မဟုတ်သည် မည်သော။ အသမ္ပယုတ္တံ

နာမ၊ သမ္ပယုတ် မဟုတ်သည် မည်သောတရားသည်။ နတ္ထိ။ သဟဇာတံ ပန၊ သဟဇာတ တရားသည်ကား။ သံသဠံ၊ သံသဠသည်လည်းကောင်း။ သမ္ပယုတ္တံ၊ သမ္ပယုတ်သည်လည်းကောင်း။ ကောတိပိ၊ ဖြစ်သည်လည်းရှိ၏။ န ဟောတိပိ၊ မဖြစ်သည်လည်း ရှိ၏။

ဟိ၊ ချေ။ ဧကတော၊ တပေါင်းတည်း။ ဇာကသု၊ ဖြစ်ကုန်သော။ ရူပါ ရူပ-
ဓမ္မေသု၊ ရုပ် နာမ် တရားပျို့ကွင်း။ ရူပံ၊ ရုပ်တရားသည်။ အရူပေန၊ နာမ်တရားနှင့်။
သဟဇာတံ၊ တကွဖြစ်သည်။ ဟောတိ၊ ၏။ (သဟဇာတ ပစ္စည်း ဖြစ်နိုင်၏။)
န သံသဠံ၊ သံသဠ မဖြစ်။ န သမ္ပယုတ္တံ၊ သမ္ပယုတ် မဖြစ်။ (သမ္ပယုတ္တပစ္စည်း
မဖြစ်နိုင်။) တထာ၊ ဟူ။ အရူပံ၊ နာမ်တရားသည်။ ရူပေန၊ ရုပ်တရားနှင့်လည်း
ကောင်း။ ရူပဉ္စ၊ ရုပ်တရားသည်လည်း။ ရူပေန၊ ရုပ်တရားနှင့်လည်းကောင်း။
(သဟဇာတံ ဟောတိ၊ န သံသဠံ၊ န သမ္ပယုတ္တံ။) အရူပံ ပန၊ နာမ်တရား
သည်ကား။ အရူပေန၊ နှင့်။ သဒ္ဓိံ။ နိယမဒကာဂ၊ အမြဲအားဖြင့်သာလျှင်။
သဟဂတံ (ဧဝ)၊ အတူတကွ ကျေပွာဒတာ-အစရှိသည်ပျို့၏ အဖြစ်သို့ ရောက်
သည်သာလျှင်လည်းကောင်း။ သဟဇာတံ(ဧဝ)၊ တကွဖြစ်သည်သာလျှင်လည်း
ကောင်း။ သံသဠံ(ဧဝ)၊ ရောနှောသည်သာလျှင်လည်းကောင်း။ သမ္ပယုတ္တ-
ဧဝ၊ သမ္ပယုတ်သည်သာလျှင် လည်းကောင်း။ ဟောတိ၊ ၏။ ဣတိ၊ ကြောင့်။
တံ၊ ထို သဟဇာတ သံသဠ သမ္ပယုတ္တ ဖြစ်သော သဟဂတ-သဒ္ဓါကို။
သန္ဓာယ၊ တော်မူ၍။ သောမနာသသဟဂတန္တိ၊ ဟူ၍။ (ဘဂဝတာ) ဝုတ္တံ။

ဉာဏသမ္ပယုတ္တန္တိ၊ ကာ။ ဉာဏေန၊ ဉာဏ်နှင့်။ သမ္ပယုတ္တံ၊ အညီအမျှ ကျေ-
ပွာဒတာ အစရှိသော အပြားတို့ဖြင့် ယှဉ်သော။ သမံ၊ အညီအမျှ။ ကျေပွာဒတာ-
ဒိပ္ပကာရေဟိ၊ ကျေပွာဒတာ အစရှိသော အပြားပျို့ဖြင့်။ ယုတ္တံ၊ ယှဉ်သော။
(သမ္ပယုတ္တံကို ထပ်ဖွင့်သည်။ စိတ္တံ ဥပ္ပန္နံ ဟောတိ-၌ စပ်။) ဣတိ အက္ခရာ၊ နက်။
ပန၊ ဆက်။ ဧတ္ထ၊ ဤ ဉာဏသမ္ပယုတ္တံဟူသောပါဌ်၌။ ယံ၊ အကြင် မကားသည်။
ဝါ၊ ကို။ ဝတ္တဗ္ဗံ၊ ဆိုထိုက်သည်။ သိယာ၊ ဖြစ်ရာ၏။ တံ၊ ထိုကားသည်။
မာတိကာဝဏ္ဏနာယ၊ မာတိကာအဖွင့်၌။ ဝေဒနတ္တိဗော၊ ၌။ ဝုတ္တနယမေဝ၊ သို့

၁။ သမ္ပယုတ္တံ။ ။သံကို“သမံ”ဟု လည်းကောင်း၊ ပ က်“ကျေပွာဒတာဒိပ္ပကာ-
ရေဟိ”ဟု လည်းကောင်းဖွင့်သည်။ “ကျေပွာဒါဒိပ္ပကာရေဟိ”ဟု တာမပါပဲ ရှိသည်
ကား မကောင်း။ ကျေပွာဒအရ “အတူဖြစ်ခြင်း” စသော အပြားကို မရပဲ “အတူဖြစ်ခြင်း
ရှိသောစိတ်”ကို ရ၏။ ထို့ကြောင့် “ကျေပွာဒတာဒိပ္ပကာရေဟိ” ဟု တာပစ္စည်းနှင့်
တကွ ရှိပွဲ ကောင်း၏။ သုခါယဂေဒနာယ သမ္ပယုတ္တာ တုန်းကယည်း ဤအတိုင်း
ရှိခဲ့သည်။

အပ်ပြီးသော နည်းရှိသည်သာ။ တသွာ၊ ကြောင့်။ (ဝေဒိတဗ္ဗံ-၌ စပ်။) ကေပုဒါ။ပ။ကောရမ္မဏာတိ၊ ဟူသော။ ဣမိနာ လက္ခဏေန၊ ဤလက္ခဏာ အားဖြင့်။ တေ၊ ဤစိတ်ကို။ သမ္ပယုတ္တန္တိ၊ သမ္ပယုတ္တ ဟူ၍။ ဝေဒိတဗ္ဗံ၊ ၎င်း။ [ကေပုဒါ စသော စကားတို့သည် ကထာဝတ္ထု၊ သတ္တမဝဂ်၊ သမ္ပယုတ္တကထာ ၌လာသော ပါဠိဖြစ်၍ ထိုအတိုင်း ကေပုဒါ စသည်ဖြင့် ဗဟုဝုစံရှိရသည်။] စ၊ ဆက်။ သေ (သော)၊ ဤ ကေပုဒါ အစရှိသည်တို့ကို ညွှန်ပြကြောင်း စကားသည်။ ဥက္ကဋ္ဌနိဒ္ဒေသော ၊ အလွန်ဖြစ်သော လက္ခဏာ ၄-ပါးကို ညွှန်ပြ ကြောင်း စကား တည်း။ အရူပေ ပန၊ အရူပဘုံ၌ကား။ ဧကဝတ္ထုကဘာဝံ၊ ဧကဝတ္ထုက၏ အဖြစ်ကို။ ဝိနာပိ၊ ကြည့်၍လည်း။ သမ္ပယောဂေါ၊ သမ္ပယုတ် ကို။ လဗ္ဘတိ၊ ရအပ် ရနိုင်၏။

တ္ထောဝတော၊ ဤမျှ အတိုင်းအရှည်ရှိသော ယသ္မိံ သမယေ-အစ ဉာဏ သမ္ပယုတ္တံ-အဆုံးရှိသော စကားအစဉ်ဖြင့်။ ကိံ၊ အဘယ်ကို။ (ဘဂဝတော၊ သည်။) ကထိတံ၊ ဟောတော်မူအပ်သနည်း။ (တ္ထောဝတော၊ ဖြင့်။) ကာမာဝစရ ကုသလေသု၊ ကာမာဝစရ ကုသိုလ်စိတ် ရှစ်ပါးတို့တွင်။ သောမနဿ သဟ- ဂတံ၊ သောမနဿသဟဂုတ် ဖြစ်သော။ တိဟေတုကံ၊ တိဟိတ်ဖြစ်သော။ ဉာဏ သမ္ပယုတ္တံ၊ ဉာဏသမ္ပယုတ်ဖြစ်သော။ အသင်္ခါရိကံ၊ အသင်္ခါရိက ဖြစ်သော။ မဟာစိတ္တံ မဟာကုသိုလ်စိတ်ကို။ ကထိတံ၊ ဟောတော်မူအပ်ပြီ။ [ကုသိုလ်ချင်း နှိုင်းယှဉ်လျှင် အခြားကုသိုလ်ထက် အရေအတွက် များသောကြောင့် “မဟာ” ဟု ဆိုသည်။ အခြားအယူကို သင်္ဂြိုဟ်ဘာသာဋီကာ ကာမာဝစရစိတ်၌ ရှုပါ။]

[ကာမာဝစရကုသလေသု။ပ။မဟာစိတ္တံကိုချဲ့လို့၍ “ကတမေ ဓမ္မာ ကုသလာ- တိဟိ” စသည် မိန့်။]

ဟိ၊ ချဲ့။ ကတမေ ဓမ္မာ ကုသလာတိ၊ ဟူသော။ အနိယမိတပုစ္ဆာယ၊ မည်သည့်ကုသိုလ်ဟု မသတ်မှတ်အပ်သော အနက်ကို မေးကြောင်းစကားဖြင့်။ စတုဘူမကကုသလံ၊ ဘုံ ၄-ပါး၌ဖြစ်သော ကုသိုလ်ကို။ ဂဟိတံ၊ ယူတော်မူ

၁။ ဥက္ကဋ္ဌနိဒ္ဒေသော။ ။ အနဝသေသသင်္ဂဟေန၊ အကြွင်းမရှိသော လက္ခဏာ ၄- ပါးလုံးကို သိမ်းယူခြင်းအားဖြင့်။ ကတော အတိသယနိဒ္ဒေသော။ (ဋီကာ။) ဥက္ကဋ္ဌကို “အတိသယ” ဟု ဖွင့်၏။ ဥက္ကဋ္ဌဿ၊ အလွန်ဆုံးဖြစ်သော လက္ခဏာ ၄-ပါးကို+နိဒ္ဒေ- သော၊ ညွှန်ပြကြောင်းသဒ္ဒါ (စကား) တည်း။ ဥက္ကဋ္ဌနိဒ္ဒေသော၊ အရူပဘုံ၌ ဧကဝတ္ထုက လက္ခဏာ မပါဝဲ စိတ်စေတသိက်တို့ သမ္ပယုတ်ဖြစ်ကြသောကြောင့် လက္ခဏာ ၄-ပါး လုံးကို ပြကြောင်းဖြစ်သော “ကေပုဒါ။ပ။ကောရမ္မဏာ” ဟူသော စကားသည် အလွန် ဆုံး ရနိုင်သော လက္ခဏာကို ညွှန်ပြကြောင်း စကားဖြစ်သည်- [ဥက္ကဋ္ဌနည်းဟု လည်း ကောင်း၊ အတိသယနိဒ္ဒေသောကြည့်၍ အတိသယနည်းဟု လည်းကောင်း ခေါ်သည်။]

အပ်ပြီ။ ပန၊ ကား။ ကာမာဝစရံ။ပ။ ငဟာတိတိ ဝစနေန၊ ကာမာဝစရံ။ပ။
 ဟောတိ ဟူသောစကားဖြင့်။ တေဘူမကံ၊ ဘုံ ၃-ပါး၌ ဖြစ်သော။ (ရူပ
 အရူပ လောကုတ္တရာဘုံ၌ ဖြစ်သော။) ကုသလံ၊ ကို။ ပရိစ္စတ္တံ၊ စွန့်လွှတ်အပ်ပြီ။
 [ပရိစ္စတ္တံ နေရာ၌ “ပရိစ္စဇိတံ၊ စွန့်လွှတ်ပြီး၍” ဟုလည်း ရှိသည်။] အဋ္ဌဝိဓံ၊
 ရှစ်ပါး အပြားရှိသော။ ကာမာဝစရကုသလမေဝ၊ ကာမာဝစရကုသိုလ် စိတ်
 ကိုသာ။ ဂဟိတံ၊ ပြီ။ [ဝိသေသနပုဒ်၏ ထုံးစံမှာ မလိုရာအနက်ကို ပယ်ရိုးတည်း။
 ထို့ကြောင့် ကာမာဝစရံ ဟူသော ဝိသေသနဖြင့် ရူပ အရူပ လောကုတ္တရာ
 တို့ကို ပယ်မြစ်၍ ကာမာဝစရ ကုသိုလ်ရှစ်ပါးကိုသာ ယူသည်- ဟူလို။]

သောမနဿသဟဂတန္တိ ဝစနေန၊ ဖြင့်။ တတော၊ ထိုကာမာဝစရကုသိုလ်
 စိတ် ရှစ်ပါးမှ။ စတုဗ္ဗိဓံ၊ သော။ ဥပေက္ခာသဟဂတံ၊ ဥပေက္ခာသဟဂုတ် စိတ်ကို။
 ပရိစ္စဇိတံ၊ စွန့်လွှတ်၍။ စတုဗ္ဗိဓံ၊ သော။ သောမနဿသဟဂတမေဝ၊
 သောမနဿသဟဂုတ် စိတ်ကိုသာ။ ဂဟိတံ၊ ပြီ။ ဉာဏသမ္ပယုတ္တန္တိ ဝစနေန၊
 ဖြင့်။ တတော၊ ထို သောမနဿသဟဂုတ်စိတ် ၄-ပါးမှ။ ဒုဝိဓံ၊ ၂-ပါးအပြား
 ရှိသော။ ဉာဏဝိပုယုတ္တံ၊ ဉာဏဝိပုယုတ် စိတ်ကို။ ပရိစ္စဇိတံ၊ ၍။ ဒွေ၊ ကုန်သော။
 ဉာဏသမ္ပယုတ္တာနေဝ၊ ဉာဏသမ္ပယုတ် စိတ်တို့ကိုသာ။ ဂဟိတာနိ၊ ကုန်ပြီ။
 ပန၊ ဆက်။ အသင်္ခါရိကဘာဝေါ၊ အသင်္ခါရိက၏ အဖြစ်ကို။ အနာဘဋ္ဌတာ
 ယေဝ၊ မဟောထိုက်သည်၏ အဖြစ်ကြောင့်ပင်။ (ဘဂဝတာ။) န ဂဟိတော၊
 ပါဠိတော်၌ ယူတော်မမူအပ်။ [(တနည်း) အနာဘဋ္ဌတာယေဝ၊ မြတ်စွာဘုရား
 ဟောတော်မမူအပ်သည်၏ အဖြစ်ကြောင့်ပင်။ န ဂဟိတော၊ အဋ္ဌကထာ၌
 မယူအပ်။” ဤသို့လည်း ဋီကာ နောက်နည်းအတိုင်း ပေးနိုင်သည်။] (အသင်္ခါ-
 ရိကဘာဝေါ၊ ကို။) ကိဉ္ဇာပိ န ဂဟိတော၊ အကယ်၍ကား မယူအပ်ပါပေ။
 ပန၊ ထိုသို့ပင် မယူအပ်ပါသော်လည်း။ ပရတော၊ နောက်စိတ်၌။ သသင်္ခါ-
 ရေနာတိ၊ ဟူ၍။ ဝစနေတော၊ ဟောတော်မူခြင်းကြောင့်။ ဣဓ၊ ဤ ပထမ
 မဟာကုသိုလ်စိတ်၌။ အသင်္ခါရေနာတိ၊ ဟူ၍။ အဝုတ္တေပိ၊ ဟောတော်မမူအပ်

၁။ အနာဘဋ္ဌတာယေဝ။ ။ အာပုဗ္ဗ၊ ဘာသဓာတ်၊ ၂-ပစ္စည်းဖြင့် “အာဘဋ္ဌ” ဟု
 ဖြစ်၏။ အာဘာသီယတေတိ အာဘဋ္ဌော၊ န+အာဘဋ္ဌော အနာဘဋ္ဌော၊ အနာဘဋ္ဌ-
 သ+ဘာဝေါ အနာဘဋ္ဌတာ။ ပါဠိတော်၌ “အသင်္ခါရံ” ဟု တိုက်ရိုက် ဟောတော်မမူ
 ထိုက်သည်ကို “အနာဘဋ္ဌ” ဟု ဆိုသည်။ ဟောတော်မမူထိုက် (ဟောတော်မမူဖွယ်
 မလိုသော) ကြောင့် ပါဠိတော်၌ အသင်္ခါရိကအဖြစ်ကို မယူအပ်၊ ဟောတော်မမူအပ်။
 [နောက်တနည်း၏ အဓိပ္ပာယ်ကို ဋီကာ၌ရှုပါ။] ဟောတော်မမူဖို့ မလိုခြင်းမှာလည်း
 နောက်စိတ်၌ “သသင်္ခါရေန” ဟု ဟောတော်မူသဖြင့် ဤစိတ်၏ အသင်္ခါရ ဖြစ်ကြောင်း
 သိနိုင်သောကြောင့်တည်း။ ထို့ကြောင့် “ကိဉ္ဇာပိ န ဂဟိတော” စသည်ကို မိန့်သည်။

ပါသော်လည်း။ အသင်္ခါရိကဘာဝေ၊ အသင်္ခါရိက၏ အဖြစ်ကို။ ဝေဒိတဗ္ဗော၊ ၎င်း၏။ ဟိ၊ မှန်။ (တနည်း) ဟိ ယသ္မာ၊ ကြောင့်။ သမ္မာသမ္မုဒ္ဓော၊ သည်။ အာဒိတောဝ၊ ဟောတော်မမူမီ အစဉ်ပင်။ ဣဒံ မဟာစိတ္တံ၊ ဤ ပထမ မဟာကုသိုလ်စိတ်ကို။ ဘာဇေတွာ၊ အကျယ် ဝေဖန်တော်မူ၍။ ဒဿေတုံ၊ ပြတော်မူခြင်းငှာ။ နိယမေတွာဝ၊ အသင်္ခါရိကအဖြစ်ကို သတ်မှတ်တော်မူပြီး၍ သာလျှင်။ [နောက်၌ သသင်္ခါရိကအဖြစ်ကိုဟောတော်မူခြင်းကြောင့် ဤ၌ အသင်္ခါရိက အဖြစ်ကို စိတ်ဖြင့် သတ်မှတ်တော်မူပြီး၍-ဟူလို။] ဣမံ ဒေသနံ၊ ဤ ပထမ မဟာကုသိုလ်စိတ် ဒေသနာတော်ကို။ အာရဘိ၊ အားထုတ်တော်မူပြီ။ ဣတိ၊ ကြောင့်။ ဝေ၊ ဤ ဆိုအပ်ပြီးသော နည်းဖြင့်။ (အသင်္ခါရိက အဖြစ်ဖြင့်။) ဣတ္ထိ၊ ဤ အဋ္ဌကထာ၌။ သန္နိဋ္ဌာနံ၊ ဆုံးဖြတ်ခြင်းကို။ ကတံ၊ ပြုအပ်ပြီ။ ဣတိ ဝေဒိတဗ္ဗံ။

ဣဒါနိ၊ ယခုအခါ၌။ (ဉာဏသမ္ပယုတ်အဖြစ်ကို ပြပြီးရာ ယခုအခါ၌။) တမေဝ စိတ္တံ၊ ထို ပထမ မဟာကုသိုလ်စိတ်ကိုပင်။ အာရမ္မဏတော၊ အာရုံအားဖြင့်။ ဒဿေတုံ၊ ပြတော်မူခြင်းငှာ။ ရူပါရမ္မဏံ ဝါတိ အာဒိံ၊ ရူပါရမ္မဏံ ဝါ အစရှိသော စကားတော်ကို။ (ဘဂဝါ။) အာဟ၊ ပြီ။ ဟိ၊ မှန်။ [“အာရမ္မဏတော ဒဿေတုံ” ဟူသော စကားသည် မှန်၏။] ဘဂဝါ၊ သည်။ အရူပဓမ္မံ၊ နာမ်တရားကို။ ဒဿေန္တော၊ ပြတော်မူလတ်သော်။ ဝတ္ထုနာ ဝါ၊ ဝတ္ထုဖြင့် သော်လည်း။ ဒဿေတိ၊ ပြတော်မူ၏။ အာရမ္မဏေန ဝါ၊ အာရုံဖြင့်သော်လည်း။ (ဒဿေတိ။) ဝတ္ထာရမ္မဏေဟိ ဝါ၊ ဝတ္ထု အာရုံကိုဖြင့် သော်လည်း။ (ဒဿေတိ။) သရသဘာဝေန ဝါ၊ မိမိကိစ္စ ရှိသည်အဖြစ်ဖြင့် သော်လည်း။ (ဒဿေတိ။) ဟိ၊ ချဲ့။ စက္ခုသမ္ပယော၊ စက္ခုဝတ္ထု၌ မှီသော သမ္ပယာ။ ပ။ မနောသမ္ပယော၊ မနောဒွါရဟူသော ဝတ္ထု၌မှီသော သမ္ပယာ။ စက္ခုသမ္ပယာဇာ၊ စက္ခုဝတ္ထု၌မှီသော သမ္ပယာကြောင့် ဖြစ်သော။ ဝေဒနာ၊ ဝေဒနာ။ ပ။ မနောသမ္ပယာဇာ၊ မနောဒွါရဟူသော ဝတ္ထု၌မှီသော သမ္ပယာကြောင့်ဖြစ်သော။ ဝေဒနာ၊ ဝေဒနာ။ စက္ခုဝိညာဏံ၊ စက္ခုဝတ္ထု၌မှီသော ဝိညာဉ် ။ ပ။ မနောဝိညာဏံ၊

၁။ မနောဝိညာဏံ ။ စက္ခုဝိညာဏံ၌ စက္ခုဖြင့် စက္ခုဝိညာဉ်၏ မှီရာဝတ္ထုကို ပြသကဲ့သို့ မနောဝိညာဏံ၌ကား ထိုကဲ့သို့ မှီရာဝတ္ထုကို ပြစရာမရှိ။ ထို့ကြောင့် မနောဒွါရကိုပင် ဝတ္ထုအဖြစ်ဖြင့် ဟောတော်မူရသည်။ ဒွါရ-သဒ္ဒါသည် ကာရဏ-သဒ္ဒါ၏ ပရိယာယ်တည်း။ ဒွါရကိုပင် ဝတ္ထုအနေအားဖြင့် ဟောတော်မူရသည်-ဟူလို။ ထို့ကြောင့် မနောဒွါရဖြစ်သော ဘဝင်စိတ်ကို “ဝတ္ထု ဝိဂ္ဂဟတိ ဝတ္ထု” ဟု ဝိဂ္ဂဟပြု၍ “ဝတ္ထု” ဟု ခေါ်ရသည်။ [မနောဝိညာဏန္တိ ဣဒါရံ ဝတ္ထုဟိ ဝတ္ထု။-ဒီကာ။]

မနောဒွါရဟူသောဝတ္ထု၌ မှီသောဝိညာဉ်။ ဣတိ အာဒိသု၊ ဤသို့အစရှိသော ပါဠိရုပ်တို့၌။ ဝတ္ထုနာ၊ ဖြင့်။ အရူပဓမ္မာ၊ တို့ကို။ ဒဿိတာ၊ ပြုတော်မူအပ် ကုန်ပြီ။

[ဝတ္ထုနာ၏ အကျယ်ကို ပြုပြီး၍ အာရမ္မဏေန၏ အကျယ်ကို ပြလိုသော ကြောင့် “ရူပသညာ” စသည်မိန့်။]

ရူပသညာ၊ ရူပါရုံ၌ဖြစ်သော သညာ။ပ။ဓမ္မသညာ၊ ဓမ္မာရုံ၌ဖြစ်သော သညာ။ ရူပသဉ္ဇေတနာ၊ ရူပါရုံ၌ဖြစ်သော သဉ္ဇေတနာ။ပ။ ဓမ္မသဉ္ဇေတနာ၊ ဓမ္မာရုံ၌ဖြစ်သော သဉ္ဇေတနာ။ ဣတိ အာဒိသု၊ တို့၌။ အာရမ္မဏေန၊ အာရုံဖြင့်။ (အရူပဓမ္မာ ဒဿိတာ။)

[အာရမ္မဏေန၏ အကျယ်ကိုပြုပြီး၍ ဝတ္ထာရမ္မဏေဟိ၏ အကျယ်ကို ပြလို သောကြောင့် “စက္ခါစ” စသည်မိန့်။]

စက္ခါ စ၊ စက္ခါဝတ္ထုကို လည်းကောင်း။ ရူပေ စ၊ ရူပါရုံတို့ကို လည်း ကောင်း။ ပဋိစ္စ၊ ရှေးရှုရောက်၍။ ဝါ၊ စွဲမှီ၍။ စက္ခါဝိညာဏံ၊ သည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ တိဏ္ဍံ၊ စက္ခါဝတ္ထု၊ ရူပါရုံ၊ စက္ခါဝိညာဉ် ဟူသော ၃-ပါးတို့၏။ သင်္ဂတိ(သင်္ဂတိယာ)၊ ပေါင်းဆုံခြင်းကြောင့်။ ဖဿော၊ သည်။ ဥပ္ပဇ္ဇတိ။ပ။ မနဉ္ဇ၊ မနောဒွါရဟူသော ဝတ္ထုကိုလည်းကောင်း။ (ဝါ၊ မန၏မှီရာ ဟဒယ ဝတ္ထုကိုလည်းကောင်း။)ဓမ္မေ စ၊ ဓမ္မာရုံတို့ကို လည်းကောင်း။ ပဋိစ္စ။ မနော- ဝိညာဏံ၊ သည်။ ဥပ္ပဇ္ဇတိ။ တိဏ္ဍံ၊ မနောဒွါရဟူသော ဝတ္ထု၊ ဓမ္မာရုံ၊ မနော ဝိညာဉ် ဟူသော ၃-ပါးတို့၏။ သင်္ဂတိ (သင်္ဂတိယာ)၊ ကြောင့်။ ဖဿော ဥပ္ပဇ္ဇတိ။ ဣတိ အာဒိသု၊ တို့၌။ ဝတ္ထာရမ္မဏေဟိ၊ ဝတ္ထု အာရုံတို့ဖြင့်။ (အရူပ- ဓမ္မာ ဒဿိတာ။)

[ဝတ္ထာရမ္မဏေဟိ၏ အကျယ်ကိုပြုပြီး၍ သရသဘာဝေန၏ အကျယ်ကို ပြလို သောကြောင့် “အဝိဇ္ဇာ ပစ္စယာ” စသည်မိန့်။]

ဘိက္ခဝေ၊ တို့။ အဝိဇ္ဇာ ပစ္စယာ၊ အဝိဇ္ဇာဟူသော အကြောင်းကြောင့်။ သင်္ခါရာ၊ သင်္ခါရတို့သည်။ (သမ္ဘဝန္တိ၊ ဖြစ်ကုန်၏။) သင်္ခါရပစ္စယာ၊ ကြောင့်။

တနည်း။ ။မနမည်သော မနောဒွါရ ဘဝင်စိတ်ဖြင့် ထိုမန၏ မှီရာဖြစ်၍ အတူဖြစ် ဖက် သဟာယဖြစ်သော ဟဒယဖြစ်သော ဟဒယဝတ္ထုကို ဌာနုပစာရအားဖြင့် ယူရ သည်။ “ကုန္တာ ပစရန္တိ” ကဲ့သို့တည်း။ မှန်၏-ဘဝင်စိတ် ဟူသမျှသည် အရူပဘုံ၌ ဖြစ် ခိုက်မှတစ်ပါး များသောအားဖြင့် ဟဒယဝတ္ထုနှင့် အတူတကွ (ဟဒယဝတ္ထုကို မှီ၍) ဖြစ်ကြရသည်။ [ဒွါရေန ဝါ၊ တံသဟာယဘူတံ ဟဒယဝတ္ထု ဝုတ္တံ။-ဋီကာ။]

ဝိညာဏံ၊ သည်။ (သမ္ဘဝတိ။) ဣတိ အာဒိသု၊ တို့၌။ သရသဘာဝေန၊ မိမိ ကိစ္စရှိသည် အဖြစ်ဖြင့်။ အရူပဓမ္မာ၊ တို့ကို။ ဒဿိတာ၊ ကုန်ပြီ။

ပန၊ ဆက်။ ဣမသ္မိံ ဌာနေ၊ ဤ ပထမ မဟာကုသိုလ်စိတ်ကို ပြရာဌာန၌။ အာရမ္မဏေန၊ ဖြင့်။ ဒဿေန္တော၊ ပြတော်မူလိုသည်။ (ဟုတော။) ရူပါရမ္မဏံ ဝါတိ အာဒိ၊ ရူပါရမ္မဏံ ဝါ-အစရှိသော စကားတော်ကို။ (ဘဂဝါ) အာဟ။ တတ္ထ၊ ထို ရူပါရမ္မဏံ ဝါ-အစရှိသော စကားရပ်၌။ စတုသမုဋ္ဌာနံ၊ ကံ၊ စိတ်၊ ဥတု၊ အာဟာရ-အားဖြင့် ၄-ပါးသော ဖြစ်ကြောင်းရှိသော။ ဝါ၊ ၄-ပါး သော အကြောင်းတို့ကြောင့် ဖြစ်သော။ အတိတာနာဂတပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန် ဖြစ်သော။ ရူပမေဝ၊ အဆင်းသည်ပင်။ ရူပါရမ္မဏံ၊ ရူပါ-ရမ္မဏ မည်၏။ [ရူပမေဝ၌ ဝေဖြင့် “ရူပမေဝ+အာရမ္မဏံ ရူပါရမ္မဏံ” ဟု သော အဝဓာရဏ ကမ္မဓာရည်းကို ပြသည်။] ဒွိသမုဋ္ဌာနော၊ စိတ် ဥတုအား ဖြင့် ၂-ပါးသော ဖြစ်ကြောင်းရှိသော။ ဝါ၊ ၂-ပါးသော အကြောင်း တို့ကြောင့် ဖြစ်သော။ အတိတာနာဂတပစ္စုပ္ပန္နော၊ သော။ သဒ္ဓေါ၊ အသံ သည်ပင်။ သဒ္ဓါရမ္မဏံ၊ မည်၏။ စတုသမုဋ္ဌာနော။ပ။ ဂန္ဓော၊ အနံ့ သည်ပင်။ ဂန္ဓာရမ္မဏံ၊ မည်၏။ စတုသမုဋ္ဌာနော။ပ။ ရသော၊ အရသာသည်ပင်။ ရသာ-ရမ္မဏံ၊ မည်၏။ စတုသမုဋ္ဌာနံ။ပ။ ဖောဋ္ဌဗ္ဗမေဝ၊ တွေ့ထိထိုက်သော အာရုံ သည်ပင်။ ဖောဋ္ဌဗ္ဗာရမ္မဏံ၊ မည်၏။

၁။ သရသဘာဝေန။ ။သကိစ္စဘာဝေန (ဋီကာ)။ ဤနည်း၌ ရသ-သဒ္ဓါသည် ကိစ္စ အနက်ဟောတည်း။ အဝိဇ္ဇာသည် သင်္ခါရတို့အား ကျေးဇူးပြုခြင်း ကိစ္စရှိ၏။ ထိုသို့ ကိစ္စရှိသည်၏ အဖြစ်အားဖြင့် ပြတော်မူအပ်သည်ကို “သရသဘာဝေန” ဟု ဆိုသည်။

တနည်း။ အခြားတရားတို့နှင့် မဆက်ဆံသော မိမိတပါးတည်း၏ သဘောကို ပင် (ယောဂီတို့ သိထိုက်သောကြောင့်) “သရသဘာဝ” ဟု ခေါ်၏။ ဤနည်း၌ “ရသိတဗ္ဗော ဝိညာတဗ္ဗောတိ ရသော၊ သကော+ရသော သရသော၊ သရသော စ+သော+ဘာဝေါ (ပရမတ္ထသဘောတည်း) စာတိ သရသဘာဝေါ” ဟု ပြ။ “သရသ သဘာဝေါ” ဟု ပါဠိရှိရာ၌လည်း ဤနည်းပင်။ ဤနည်း၌ “အဝိဇ္ဇာသဘောသည် အဝိဇ္ဇာတည်းဟူသော မိမိ၏ ဥစ္စာလည်းဖြစ်၊ ယောဂီတို့ သိထိုက်သော ရသလည်း ဖြစ်သော ပရမတ္ထ သဘောတည်း” ဟု မှတ်ပါ။ သင်္ခါရ သဘော စသည်၌လည်း နည်းတူ။

တနည်း။ ။သရသဖြင့် အဝိဇ္ဇာပစ္စယာ ဟူသော အကြောင်းကို ပြ၏။ သင်္ခါရတို့ အား ကျေးဇူးပြုခြင်း ကိစ္စရှိသော အကြောင်းတရား-ဟူလို။ ဘာဝ (သဘာဝ) ဖြင့် သင်္ခါရဟူသော အကျိုးကို ပြ၏။ ထိုအကြောင်းကြောင့် ဖြစ်ရသောကြောင့် “ဘဝတိတိ ဘာဝေါ” အရ အကျိုးတရားကို ဘာဝဟု ခေါ်ရသည်-ဟူလို။

၁ ကေသမုဋ္ဌာနာ၊ တပါးသော အကြောင်းကြောင့် ဖြစ်သည်လည်း ဖြစ်ကုန်သော။ ပ။ စတုသမုဋ္ဌာနာ၊ ၄-ပါးသော အကြောင်းတို့ကြောင့် ဖြစ်သည်လည်း ဖြစ်ကုန်သော။ န ကုတောစိသမုဋ္ဌာနာ၊ တစုံတခုသော အကြောင်းကြောင့် ဖြစ်သည်လည်း မဟုတ်ကုန်သော။ 'အတိတာနာဂတပစ္စုပ္ပန္နာ၊ ဖြစ်ကုန်သော။ ရူပစိတ္တစေတသိကာ၊ ရုပ်၊ စိတ်၊ စေတသိက်လည်း ဖြစ်ကုန်သော။ တထာ၊ ယို ကေသမုဋ္ဌာန-အစရှိသည်တို့၏အဖြစ်၊ အတိတ် အနာဂတ် ပစ္စုပ္ပန်တို့၏အဖြစ်ဖြင့်။ န ဝတ္တဗ္ဗာ၊ မဆိုထိုက်ကုန်သော။ ဝုတ္တာဝသေသာ စ၊ ဆိုအပ်ပြီးသော ရုပ် စိတ် စေတသိက်တို့မှ အကြောင်းလည်းဖြစ်ကုန်သော။ စိတ္တ-

၁။ ကေ။ပ။န ကုတောစိသမုဋ္ဌာနာ။ ။ “ကေသမုဋ္ဌာနာဒိတာ ရူပဓမ္မေသု ဧဝယောဇေတဗ္ဗာ၊ တေသု တဗ္ဗောဟာရဗာဟုလ္လဘော” ဟူသော ဋီကာ ပထမနည်းအလို အားဖြင့် “ကေသမုဋ္ဌာနာ” မှ စ၍ “န ကုတောစိသမုဋ္ဌာနာ” တိုင်အောင် ဝိသေသနတို့ကို “ရူပစိတ္တစေတသိကာ” ဟူသော ဝိသေသျှဝယ် ရူပဟူသောပုဒ်တစ်စိတ်နှင့်သာ ယှဉ်တွဲရသည်။ ထိုသို့တွဲရာ၌ ဓမ္မာရုံထည်းမှ ရုပ်များကိုသာ ယူရမည်ကိုလည်းသတိပြုပါ။ ထို့ကြောင့် ကေသမုဋ္ဌာနာသည် ကေန ကမ္မသမုဋ္ဌာန်နှင့်ဝိညတ်ရုပ်များဘည်း။ တိ သမုဋ္ဌာနာသည် လဟုတာဒိ ၃-ပါးတည်း။ စတုသမုဋ္ဌာနာသည် အာပေါ၊ ဩဇာ၊ အာကာသဓာတ်တည်း။ န ကုတောစိသမုဋ္ဌာနာကား လက္ခဏရုပ်တည်း။

တနည်း။ ။ ဤ ပြခဲ့သောနည်းအတိုင်း ခွဲလျှင် “ဒွိသမုဋ္ဌာနာ” ဟူသော ဝိသေသန အတွက် စပ်ဖို့ရာ ဝိသေသျှမရှိ။ ထို့ကြောင့် “စိတ္တစေတသိကနိဗ္ဗာနံပိ ဝါ” စသည်ဖြင့် တနည်း ဋီကာဖွင့်ပြန်သည်။ [ဝိဖြင့် ရုပ်ကို ပေါင်းပါ။] ဤနည်းအလို ရုပ်ဓမ္မာရုံ၏ ကေ၊ တိ၊ စတု၊ န ကုတောစိ-သမုဋ္ဌာန်အဖြစ်ကို ပြခဲ့သည်အတိုင်း သိ၍ ရှေးရှေးစိတ်ကြောင့် ဖြစ်သော နောက်နောက်စိတ်သည် ကေသမုဋ္ဌာန်တည်း။ စေတသိက်သည် စိတ်နှင့် ဖဿကြောင့် ဖြစ်သောကြောင့် (သုတ္တန်နည်းအရ) ဒွိသမုဋ္ဌာန်တည်း။ [“ဖုဋ္ဌာဝေဒေတိ” စသည်ဖြင့် ဟောတော်မူသောကြောင့် ဝေဒနာ-စသော စေတသိက်သည် စိတ်နှင့် တကွ ဖဿကြောင့် ဖြစ်ကြရသည်။ အနန္တရစိတ္တဟေတုကတ္တာ ကေသမုဋ္ဌာနတာ ဝုတ္တာ၊ သဟဇစိတ္တဖဿာဒိဟေတုကတ္တာ စေတသိကာနံ ဒွိသမုဋ္ဌာနတာ။ - အန။] နိဗ္ဗာန်သည် န ကုတောစိ သမုဋ္ဌာန်တည်း။

၂။ အတိတာ။ပ။န ဝတ္တဗ္ဗာ စ။ ။ “အတိတာ။ပ။ပစ္စုပ္ပန္နာ” ဟူသော ဝိသေသနသည် ရူပ စိတ္တ စေတသိကာ၌သာ စပ်ရသော ဝိသေသနတည်း။ [တချို့ စာအုပ်၌ ရူပပုဒ် ကျသည်။] တထာ န ဝတ္တဗ္ဗာ၌ တထာဖြင့် ကေသမုဋ္ဌာနာ-စသည်နှင့် အတိတာနာဂတပစ္စုပ္ပန္နာကို ပြန်ညွှန်းပါ။ န ဝတ္တဗ္ဗတရားသည် ပညတ်တမျိုးသာတည်း။ နိဗ္ဗာန်မှာ န ကုတောစိ-သမုဋ္ဌာန်တွင် ပါဝင်ခဲ့ပြီ။ [“တထာ န ဝတ္တဗ္ဗာ စ ဝုတ္တာဝသေသာ” ကို ဝိသေသန တရပ်ဟု မှတ်ပါ။] ထို ပြခဲ့သော စိတ် စေတသိက် ရုပ် နိဗ္ဗာန် ပညတ်အားလုံးပင် ငိတ်၏အင်္ဂါ ဓမ္မချည်းဖြစ်သောကြောင့် “စိတ္တဂေါစုသင်္ခါတာ ဓမ္မာ” ဟု ဆိုသည်။

ဂေ ၂၀ ရသဒါတာ၊ စိတ်၏ ကျက်စားရာ အာရုံ ဟု ဆိုအပ်ကုန်သော။ ဓမ္မာယေဝ၊ ဓမ္မတို့သည်ပင်လျှင်။ ဓမ္မာရမ္မဏံ၊ ဓမ္မာရမ္မဏ မည်၏။

ပန၊ ဝါဒန္တရ ကား။ ယေ၊ အကြင် ဆရာတို့သည်။ အနာပါထဂတာ၊ ရှေးရှုကျခြင်းသို့ မရောက်ကုန်သော။ ရူပါဒယောပိ၊ ရူပ အစရှိသော အာရုံ ၅-ပါးတို့သည်လည်း။ ဓမ္မာရမ္မဏံ၊ ဓမ္မာရုံတည်း။ ဣစ္စေဝ၊ ဤသို့သာ။ ဝဒန္တိ၊ ဆိုကြကုန်၏။ တေ၊ ထို ဆရာတို့ကို။ ဣမိနာသုတ္တေန၊ ဤ ဆိုအပ်လတ္တံ့သော သုတ်ဖြင့်။ ပဋိကိပိတဗ္ဗာ၊ ပယ်ထိုက်ကုန်၏။ ဟိ၊ သာဓက ကား။ ဣမေသံ

၁။ အနာပါထဂတာ။ ။ [အာပါထပုဒ်၏ အဆုံး အဖြတ်ကို သင်္ဂြိုဟ်ဘာသာ ဝိသုဒ္ဓိကော ဝိထိပိုင်း၌ ရူပါ။^၁ အဘယ် ရူပါရုံမျိုးကို အာပါထသို့ မရောက်သော (စက္ခုပသာဒ၌ မထင်လာသော) အာရုံဟု ဆိုရပါသနည်း ဟု မေးဖွယ်ရှိ၏။ အဖြေကား-

(က) သုခုမရဇာဒိရူပံ ဝိယ ဝတ္ထုပရိတ္တတာယ-အဏုမြူ တဇ္ဇာရိမြူ ဟူသော ဝတ္ထု၌ တည်သော ရူပါရုံသည် အထည်ဝတ္ထုကလေး သေးငယ်သောကြောင့် စက္ခုပသာဒ၌ မထင်လာနိုင်။

(ခ) တတ္ထုအယောဂုဋ္ဌေ ပတိတောဒကမိန္ဒရူပံ ဝိယ ခဏပရိတ္တတာယ-အလွန် ပူသော သံတွေခဲပေါ်၌ ကျသော ရေပေါက်၏ အဆင်းမျိုးသည် သူ၏ ရုပ်အဆက်ဆက် ဖြစ်သော ပဗန္ဓ၏ ဖြစ်ရာကာလက အလွန် တိုလျှောသောကြောင့် စက္ခုပသာဒ၌ မထင်လာနိုင်။

(ဂ) အတိဒူရတာယ-အလွန်ဝေးနေသော ရူပါရုံသည် (အကြား၌ မြူမှုန်တို့၏ ကွယ် ကာမှုကြောင့်) စက္ခုပသာဒ၌ မထင်လာနိုင်။

(ဃ) အစွာသန္ဓာဒိတာယ-စက္ခုပသာဒနှင့် အလွန် နီးကပ်နေသော မျက်လွှာ စသော ရူပါရုံသည်လည်းကောင်း၊ (အာဒိဖြင့် ယူရသော) မနသိကာရဖြင့် နှလုံးမသွင်း အပ်မီ မဆင်ခြင်မိသော ရူပါရုံသည်လည်းကောင်း၊ တစုံတခုဖြင့် ဖုံးအုပ်ထားအပ်သော ရူပါရုံသည်လည်းကောင်း စက္ခုပသာဒ၌ ထင်ခြင်းသို့ မရောက်နိုင်။ [သဒ္ဓ၊ ဂန္ဓ၊ ရသ၊ ဖောဋ္ဌဗ္ဗာရုံတို့ မထင်လာနိုင်ခြင်း၏ အကြောင်းကိုလည်း ဤနည်းကိုမှီး၍ ဖြစ်သင့်သလို သိပါ။]

(င) အတိတာနာဂတတာယ စ - အတိတ်အာရုံ၊ အနာဂတ်အာရုံ ဖြစ်သည့် အတွက်ကြောင့်လည်း ရူပ-စသော အာရုံ ၅-ပါးသည် ထင်ခြင်းသို့ မရောက်နိုင်ကြ။

(က) မှတ်ချက်။ ။ “သိမ်မွေ့သေးငယ်သော ရူပါရုံသည် ထင်ခြင်းသို့ မရောက်” ဟူသော စကားကိုထောက်၍ “စက္ခုပသာဒ၌ ထင်လာသော ရူပါရုံဟူသည် ရုပ်ကလာပ် အများ ပေါင်းမိမှ သိဝိကုဗ္ဗဟန-နည်းအားဖြင့် ထို ကလာပ်အပေါင်း၌ ပါဝင်သော ရူပါရုံအများတည်း” ဟု သိပါ။ သိဝိကုဗ္ဗဟန-ထမ်းစင်ကို ကြွမြောက် ထမ်းဆောင်ရာ ၌ အနည်းဆုံး လူ ၄-ယောက် ပေါင်းမိမှ ထမ်းဆောင်နိုင်သကဲ့သို့ ရူပါရုံလည်း အများ ပေါင်းမိမှ ထင်လာနိုင်သည်။ ရုပ်ကလာပ် တခု နှစ်ခုစသော အနည်းငယ်၌တည်သော ရူပါရုံသည် စက္ခုပသာဒ၌ မထင်လာနိုင်ဟု မှတ်ပါ။

။ပ။ပစ္စန္ဒဘောတိတိ၊ ဟူသော။တေ(သုတ္တံ)၊ ဤပါဠိကို။(ဓမ္မဿေနာပတိနာ၊ တရားစစ်သူကြီးဖြစ်သော အရှင်သာရိပုတ္တရာသည်။)။ပုတ္တံ၊ မိန့်တော်မူအပ်ပြီ။ [အာဝုသော၊ ငါ့ရှင် ကောဠိက။ ပဉ္စန္ဒ၊ ငါးပါးကုန်သော။ နာနာဝိသယာနံ၊ အထူးထူးသော ဝိသယအာရုံ ရှိကုန်သော။ နာနာဂေါစရာနံ၊ အထူးထူးသော ကျက်စားရာ အာရုံရှိကုန်သော။ အညမညဿ၊ တပါးတပါး၏။၊ ဂေါစရဝိသယံ၊ ကျက်စားရာအာရုံကို။ န ပစ္စန္ဒဘောန္တာနံ၊ မခံစားနိုင်ကုန်သော။ ဣမေသံ ဣန္ဒြိယာနံ၊ ဤ စက္ခုစသော ဣန္ဒြေတို့၏။ (စက္ခုန္ဒြေ အစရှိသည်၌ မှီသော

၁။ ဝိသယ။ ။ [အညတ္ထဘာဝ ဝိသယကို သတိပြုပါ။] စက္ခုဝိညာဉ်သည် ရူပါရုံမှတစ်ပါး အခြားအာရုံ၌ မဖြစ်နိုင်၊ ရူပါရုံ၌သာ ဖြစ်နိုင်၏။ ပျံ့သို့ အခြားအာရုံ၌ မဖြစ်ပဲ မိမိ၌သာ ဖြစ်ရလောက်အောင် အထူးအားဖြင့် ဖွဲ့နှောင်ထားတတ်သောကြောင့် ရူပါရုံကို စက္ခုဝိညာဉ်၏ “ဝိသယ” ဟု ခေါ်၏။ [ဝိသယိဓမ္မံ၊ အာရုံရှိသော အာရမ္မဏီက တရားကို။ ဝိသေသတော၊ အထူးအားဖြင့်။ သိနောတိ ဗန္ဓတိတိ၊ ဖွဲ့ထားတတ်သည်၏ အဖြစ်ကြောင့်။ ဝိသယော။ [ဝိ + သိ (ဗန္ဓနေ) အ-ပစ္စည်း။] အနညတ္ထဘာဝါ ပေက္ခော ဝိသယောတိ အာဟ-ဝိသယော အနညတ္ထဘာဝေနာတိ။-အန။]

၂။ ဂေါစရ။ ။ စက္ခုဝိညာဉ်၏ ရူပါရုံ၌ဖြစ်ခြင်းသည် မနောဝိညာဉ်ထက်များ၏။ စက္ခုဝိညာဉ်ဖြစ်လျှင် တဝီထိ၌ မနောဝိညာဉ်များ ပါရမသင်္ဂလည်း မနောဝိညာဉ်ကား အခြားအာရုံတို့၌လည်း ဖြစ်ရသေး၏။ ဤနည်းအားဖြင့် စက္ခုဝိညာဉ်၏သာ များစွာ ဖြစ်ရာဖြစ်သောကြောင့် ထို ရူပါရုံသည်ပင် ဂေါစရလည်းမည်၏။ ဥပမာ-နွားတို့၏ ကျက်စားရာ (နွားစားကျက်) ဌာနကို “ဂေါစရ” ဟု ခေါ်ရာ၌ ထို နွားတို့သာ ထိုစားကျက်၌ အများအားဖြင့် လှည့်လည် ကျက်စား၍ အခြားသတ္တဝါတို့ကား ရံဖန်ရံခါသာ လှည့်လည် ကျက်စားသကဲ့သို့တည်း။ [ဂါဝေါ စရန္တိ ဧတ္ထာတိ ဂေါစရော၊ ဂေါစရော ဝိယာတိ ဂေါစရောတိ တဗ္ဗဟုလစာရိတာပေက္ခော ဂေါစရောတိ အာဟ-ဂေါစရော တတ္ထ ရေဏေနာတိ။ မဟုလံ ဟိ စက္ခုဝိညာဏာဒီဟိ ရူပါဒယော ဂယန္တိ၊ န တထာ မနောဝိညာဏေနာတိ။-အန။ (“တဗ္ဗဟုလ” နေရာဝယ် “သဗ္ဗဟုလ” ဟု စာအုပ်တို့၌ ရှိ၏။)]

အချုပ်ပု။ ။ အရာဝတ္ထု တခုတည်းပင် သဒ္ဓပ္ပဝတ္တိနိမိတ် အမျိုးမျိုးကို အကြောင်းပြု၍ နာမည်အမျိုးမျိုး ခေါ်ရသကဲ့သို့ ရူပါရုံစသော အာရုံတမျိုးတည်းကို ဝိသယဟု လည်းကောင်း၊ ဂေါစရဟုလည်းကောင်း ခေါ်ရာ၌ “ဝိသယဟူသော နာမည်သည် အခြား၌ မဖြစ်ပဲ မိမိ၌သာ ဖြစ်ခြင်းကိုခွဲ၍ ရအပ်သောနာမည်တည်း။ ဂေါစရဟူသော နာမည်ကား စက္ခုဝိညာဉ်စသော ဆိုင်ရာဝိညာဉ်၏ များစွာဖြစ်ခြင်းကိုခွဲ၍ ရအပ်သော နာမည်တည်း” ဟု နာမည်ရခြင်း၏ အကြောင်းကို ခွဲခြားပါ။

စက္ခုဝိညာဉ် အစရှိသည်တို့၏။) မနော၊ မနောဝိညာဉ်သည်။ ပဋိဿရဏံ၊ လဲလျောင်းရာတည်း။ နေသံ၊ ထို ၅-ပါးသော ဣန္ဒြေတို့၏။ မနောဝ၊ သည် သာ။ ဂေါစရဝိသယံ၊ ကို။ ပစ္စန္ဒဘောတိ၊ ခံစား၏။-မူလပဏ်၊ မဟာဝေဒလ္လ- သုတ်။]

ဟိ၊ မှန်။ ဧတေသံ၊ ဤ ၅-ပါးသော ဣန္ဒြေတို့၏။ ရူပါရမ္မဏာဒိနိ၊ ရူပါရုံ အစရှိသော အာရုံ ၅-ပါးတို့သည်။ ဂေါစရဝိသယော နာမ၊ ကျက်စားရာ အာရုံမည်၏။ တာနိ၊ ထို ၅-ပါးသော အာရုံတို့ကို။ မနေန၊ မနောဝိညာဉ်သည်။ ပစ္စန္ဒဘဝိယမာနာနိပိ၊ ခံစားအပ်ပါကုန်သော်လည်း။ ရူပါရမ္မဏာဒိနိယေဝ၊ ရူပါရုံ အစရှိသည် မည်မြဲ မည်ကုန်သည်သာ။ (ဟောန္တိ။) 'ဣတိ အယံ အတ္ထော၊ ဤ အနက် အဓိပ္ပာယ်သည်။ သိဒ္ဓော၊ ပြီးစီးသည်။ ဟောတိ၊ ၏။ စ၊ သည်သာမက သေး။ ဒိဗ္ဗစက္ခုဉာဏာဒိနိ၊ ဒိဗ္ဗစက္ခုဉာဏ် အစရှိသည်တို့၏။ ရူပါဒိ အာရမ္မဏတ္တာပိ၊ ရူပါရုံ အစရှိသော အာရုံရှိကုန်သည် အဖြစ်ကြောင့်လည်း။ အယံ အတ္ထော၊ ဤ အနက်အဓိပ္ပာယ်သည်။ သိဒ္ဓောယေဝ၊ ကေန ပြီးစီးမြဲ ပြီးစီးသည်

၁။ မနော။ပ။ပစ္စန္ဒဘောတိ။ ။ “မနော ပဋိဿရဏံ”ကိုပင် “မနော။ပ။ပစ္စန္ဒ-ဘောတိ”ဟု ထပ်ဖွင့်သည်။ မနော-အရ ပဉ္စဒ္ဓါရိကဝိထိဉ္စပါသော ဇောစိတ်၊ မနော ဒ္ဓါရိကဝိထိဉ္စ ပါသော ဇောစိတ်များကို ယူပါ။ စက္ခုဝိညာဉ်ဖြင့် သိအပ်သော အာရုံ ကို ဇောစိတ်ရောက်မှ ရဇ္ဇန ဒုဿန မုယုန (တပ်နှစ်သက်ခြင်း၊ စိတ်ပျက်ခြင်း၊ တွေ ဝေခြင်း) အားဖြင့် ခံစားသောကြောင့် “မနော။ပ။ပစ္စန္ဒဘောတိ”ဟု မိန့်တော်မူသည်။ [မနော ပဋိဿရဏံတိ-ဇဝနမနော ပဋိဿရဏံ၊ မနောဝ နေသန္တိ-ဧတေသံ ဂေါစရ ဝိသယံ ရဇ္ဇနာဒိဝသေန အနုဘောတိ၊-ထိုသုတ် အဋ္ဌကထာ။]

၂။ အယမတ္ထော သိဒ္ဓော။ ။ “မနော နေသံ ဂေါစရဝိသယံ ပစ္စန္ဒဘောတိ-မနော ဝိညာဉ်က ထို ပဉ္စဝိညာဉ်တို့၏ အာရုံကို ခံစား၏” ဟူသော စကားကို ထောက်လျှင် မနောဝိညာဉ်သည် ခံစားအပ်ကုန်သော်လည်း ရူပါရုံစသော နာမည်ကား ရမြဲရသည် ဟု သိသာ၏။ ထိုသို့ မဟုတ်လျှင် “မနော ။ပ။ ပစ္စန္ဒဘောတိ” ဟူသော ပါဠိတော် စကားပင် မသင့်ပဲ ရှိလိမ့်မည်-ဟူလို။

၃။ သိဒ္ဓောယေဝ ဟောတိ။ ။ သာ၍ ပြီးစီးစေနိုင်သော သာဓက ဖြစ်သောကြောင့် ဧာဖြင့် သန္တိဋ္ဌာနတ္ထကို ဆိုသည်။ ဒိဗ္ဗစက္ခု အဘိညာဉ်သည် အနာပါထဂဏ ရူပါရုံကို အာရုံပြု၍ ထိုရူပါရုံကို ဓမ္မာရုံဟု ဟောထားရာ ပါဠိမရှိ။ “ဒိဗ္ဗေန စက္ခုနာ ရူပံ ပဿ-တိ” ဟု ရူပါရုံနာမည်ဖြင့်သာ ဟောတော်မူ၏။ ထို့ကြောင့် “စက္ခုပသာဒ (စက္ခုမြေ) ၌ ထင်ခြင်းသို့ မရောက်ပါသော်လည်း ရူပါရုံသည် ရူပါရုံ ဟုသာ အမည်ရ၏။ ဓမ္မာရုံဟု အမည်မရ” ဟူသော ဤအနက်သည် သာ၍ ပြီးစီးပါသည်-ဟူလို။ [ဒိဗ္ဗစက္ခုဉာဏာဒိနိ ၌ အာဒိဖြင့် ဒိဗ္ဗသောတ၊ ဣဒ္ဓိဝိဓ၊ ပုဗ္ဗေနိဝါသ၊ အတိတံသ၊ အနာဂတံသတို့ကို ယူပါ။ ထိုဉာဏ်များလည်း “ဧဝံ ဝဏ္ဏော” စသည်ဖြင့် လာသောကြောင့် အဆုံးစသည်ကို အာရုံပြုနိုင်သည်။]

သာ။ဟောတိ။၏။ဟိ။မှန်။ အနာပါထဂတာနေဝ။ စက္ခုပသာဒ-စသော ဣန္ဒြေ ၅-ပါး၌ ရှေးရှုကျခြင်းသို့ မရောက်ကုန်ပဲသာလျှင်။ ရူပါရမ္မဏာဒီနိ၊ ရူပါရုံ အစရှိသော အာရုံတို့သည်။ ဒိဗ္ဗစက္ခု အာဒီနိ၊ ဒိဗ္ဗစက္ခု အဘိညာဉ် အစရှိသည် တို့၏။အာရမ္မဏာနိ၊ အာရုံတို့သည်။ဟောန္တိ။ ၁။ ထိုသို့ ထင်ခြင်းသို့မရောက်ပဲ ဒိဗ္ဗစက္ခုဉာဏ် စသည်တို့၏ အာရုံ ဖြစ်ပါကုန်သော်လည်း။ ဟာနိ၊ ထို ၅-ပါး သော အာရုံတို့သည်။ ဓမ္မာရမ္မဏာနိ၊ ဓမ္မာရုံတို့သည်။ န ဘဝန္တိ၊ မဖြစ်ကုန်။ 'ဣတိ၊ ထို့ ကြောင့်။ဝုတ္တနယေနော၊ ဆိုအပ်ပြီးသော နည်းဖြင့်သာ။အာရမ္မဏ ဝဝတ္တာနံ၊ အာရုံကို ပိုင်းခြားသတ်မှတ်ခြင်းကို။ ဝေဒိတဗ္ဗံ၊ ၏။

ဧတ္ထ၊ ဤသို့ အာရုံ ထင်လာရာ၌။ (ရှေးနိဿယ၌ “ဧတ္ထ-ဧဟေသု ရူပါရမ္မဏာ ဒီသု၊ဤရူပါရုံအစရှိသည်တို့တွင်” ဟု ပေးသည်။) ဧကေကံ၊ တပါးတပါးသော။ အာရမ္မဏံ၊ သည်။ ဒီသု ဒီသု၊ ၂-ပါး ၂-ပါး ကုန်သော။ဒွါရေသု၊ ဒွါရတို့၌။ အာပါထံ၊ ရှေးရှုကျခြင်းသို့။ အာဂစ္ဆတိ၊ ရောက်၏။ ဟိ၊ ချဲ့။ ရူပါရမ္မဏံ၊ သည်။ စက္ခုပသာဒံ၊ ကို။ ဃနေတော၊ ထိုခိုက်၍။ (ထိုခိုက်သကဲ့သို့ ဖြစ်၍။)

၁။ န စ တာနိ။ပ။ဘဝန္တိ။ ။စက္ခုပသာဒ-စသော ဣန္ဒြေ ၅-ပါး၌ ထင်ခြင်းသို့ မရောက်ပဲလျက် ဒိဗ္ဗစက္ခုဉာဏ် စသည်တို့၏ အာရုံဖြစ်လျှင် ထို အာရုံတို့သည် ရူပါရုံ စသည် အမည်မရတော့ပဲ ဓမ္မာရုံအမည် ရသင့်သည် မဟုတ်ပါလော-ဟု စောဒနာဖွယ် ရှိသောကြောင့် “န စ တာနိ” စသည်မိန့်။စက္ခု-စသော ဣန္ဒြေ ၅-ပါး၌ မထင်လာပဲ လျက် ဒိဗ္ဗစက္ခုဉာဏ် စသည်တို့၏ အာရုံဖြစ်ကြသော်လည်း ဓမ္မာရုံအမည် မဖြစ်နိုင်ပါ- ဟူလို။

၂။ ဣတိ ဝုတ္တ။ပ။ဝဝတ္တာနံ။ ။ဤ ဆိုအပ်ပြီးသော အကြောင်းများကြောင့်အဆင်း ဟူသမျှ ရူပါရုံ၊ အသံဟူသမျှ သဒ္ဓါ၊ပ။အတွေ့ဟူသမျှ ဖောဋ္ဌဗ္ဗာရုံ၊ ကြွင်းတရားဟူသမျှ ဓမ္မာရုံ-ဟု အာရုံချင်းမရောအောင် ပိုင်းခြားပုံကို သိပါ။

၃။ ဒီသု ဒီသု အာပါထံ။ ။အာရုံထင်လာသောအခါ ပဉ္စဝိညာဉ်သည်လည်းကောင်း၊ ပဉ္စဒွါရာဝဇ္ဇန်း စသော မနောဝိညာဉ်သည်လည်းကောင်း၊ ဝိထိအစဉ်အတိုင်း ဖြစ်ရ၏။ ထို့ကြောင့် ပဉ္စဝိညာဉ်က ထိုအာရုံကို ယူနိုင်လောက်အောင် စက္ခုစသော ပဉ္စဒွါရတွင် တပါးပါး၌လည်းကောင်း၊ မနောဝိညာဉ်က ထိုအာရုံကို ယူနိုင်လောက်အောင် ဘဝင် ဟူသော မနောဒွါရ၌လည်းကောင်း၊ ဤသို့ ၂-ဒွါရ၌ ထင်ရသည်။ ဤ အာပါထ မာဂစ္ဆန္တိ-နှင့် စပ်၍ သင်္ဂြိုဟ်ဘာသာဋီကာ ဝိထိပိုင်း၌ ကျယ်ဝန်းစွာ ပြထားပြီ။

၄။ ဃနေတော။ ။စုရာဒိ-ဃန္ဓဓာတ်သည် တာဠန (ပုတ်ခတ်ခြင်း) အနက်ကို ဟော၏။ ထို့ကြောင့် “ဃနေတော” အရ “ရူပါရုံသည် စက္ခုဒွါရ မနောဒွါရဝယ် တကယ်ပင်ထိမိ ခတ်မိ၏” ဟု ထင်စရာရှိ၏။အမှန်ကား--အာဂစ္ဆခြင်း ထိခတ်မိခြင်း မျိုး မဟုတ်ပါ။ ထိခတ်မိသကဲ့သို့ ဖြစ်လောက်အောင် အာရုံနှင့် ဒွါရတို့ ရှေးရှု ဓာတ် ခိုက်မိကြခြင်းသာ ဖြစ်သည်ဟု မှတ်ပါ။ [ဃနေတိ-ပာတိမုခဘာဝါပါတံ ဂန္ဒာ။]

တခံဏညေဝ၊ ထို ခဏ၌သာလျှင်။ မနောဒွါရေ၊ ဘဝင်ဟူသော မနောဒွါရ၌။ အာပါထံ အာဂစ္ဆတိ။ ဘဝင်စလနဿ၊ ဘဝင် လှုပ်ခြင်း၏။ ပစ္စယော၊ အကြောင်းသည်။ ဟောတိ။ ဣတိ အတ္ထော၊ နက်။ [မနောဒွါရ-တည်းဟူသော ဘဝင်၌လည်း ရူပါရုံထင်လာသောကြောင့် ဘဝင်လှုပ်ရသည်-ဟူလို။] သဒ္ဓါ။ ပ။ ဖောဋ္ဌဗ္ဗာရမ္မဏေသုပိ၊ သဒ္ဓါရုံ ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ တို့၌လည်း။ ဒေဝေဝနယော၊ ဤနည်းပင်တည်း။

ဟိ၊ ဥပမာဆောင် ထင်အောင်ပြအံ့။ သကုဏော၊ ငှက်သည်။ အာကာသေ-နာ၊ ဖြင့်။ အာဂန္ဓာ၊ လာ၍။ ရုက္ခဂ္ဂေ၊ သစ်ပင်ဖျား၌။ နိလီယမာနောဝ၊ နားလျှင် နားချင်းပင်။ ရုက္ခသာခဉ္စ၊ သစ်ခက်ကိုလည်း။ သန္ဓေတိ ယထာ၊ ထိခိုက် သကဲ့သို့လည်းကောင်း။ အဿ၊ ထိုငှက်၏။ ဆာယာ စ၊ အရိပ်သည်လည်း။ ပထဝိ-ယံ၊ မြေ၌။ ပဋိဟညတိ ယထာ၊ ထိခိုက်သကဲ့သို့လည်းကောင်း။ သာခါသန္ဓန ဆာယာ ဖရဏာနိ၊ သစ်ခက်ကို ထိခိုက်ခြင်း၊ အရိပ်၏ မြေ၌ ပျံ့နှံ့ခြင်းတို့သည်။ အပုဗ္ဗိ၊ ရှေးလည်းမကျ။ အစရိမံ၊ နောက်လည်းမကျ။ ဧကက္ခဏေယေဝ၊ တပြိုင် နက်သော ခဏ၌ပင်။ ဘဝန္တိ ယထာ၊ ဖြစ်ကုန်သကဲ့သို့။ ဝေံ၊ တူ။ ပစ္စုပ္ပန္န ရူပါဒိနံ၊ ပစ္စုပ္ပန်ရူပါရုံ အစရှိသည်တို့၏။ စက္ခုပသာဒါဒိ သန္ဓနဉ္စ၊ စက္ခုပသာဒ အစရှိသည် တို့ကို ထိခိုက်ခြင်းသည်လည်းကောင်း။ ဘဝင်စာလနသမတ္တတာယ၊ ဘဝင်လှုပ်စေ ခြင်း၌ စွမ်းနိုင်သည်၏ အဖြစ်ဖြင့်။ (စာအုပ်တို့၌ “စာလနသမတ္တ” ဟုရှိပါစေ။) မနောဒွါရေ ၌။ အာပါထဂမနဉ္စ၊ ရှေးရှုကျခြင်းသို့ ရောက်ခြင်းသည်လည်း ကောင်း။ အပုဗ္ဗိ အစရိမံ။ ဧကက္ခဏေယေဝ၊ ၌ပင်။ ဟောတိ၊ ၏။ တတော၊ ထို ဘဝင်လှုပ်ရာ အခါမှ။ (ပရံ။) ဘဝင်ံ၊ ကို။ ဝိစ္ဆိန္ဒိတု၊ ဖြတ်၍။ စက္ခုဒွါရာဒိသု၊ တို့၌။ ဥပ္ပန္နာနံ၊ ကုန်သော။ အာဝဇ္ဇနာဒိနံ၊ အာဝဇ္ဇန်း အစရှိကုန်သော။ ဝေ ဝိဋ္ဌဗ္ဗန ပရိယောသာနာနံ၊ ဝုဋ္ဌော အဆုံးရှိကုန်သော စိတ်တို့၏။ အနန္တရာ၊ အခြားမဲ့၌။ တေသံ အာရမ္မဏာနံ၊ ထို ရူပါရုံ အစရှိသော အာရုံတို့တွင်။ အညဟရသ္မိံ၊ အမှတ်မထား တပါးပါးသော အာရုံ၌။ ဣဒံ မဟာစိတ္တံ၊ ဤ ပထမ မဟာ ကုသိုလ် စိတ်သည်။ ဥပ္ပဇ္ဇတိ၊ ၏။ [ဇောက်စွတပ်၍ ဖြစ်သည်-ဟူလို။]

ပန၊ ကား။ (ပဉ္စဒွါရ၌ ထင်လာပုံမှတပါး သုဒ္ဓမနောဒွါရ၌ ထင်လာပုံ ကား။) သုဒ္ဓမနောဒွါရေ၊ ပဉ္စဒွါရမဖက် သက်သက်သော မနောဒွါရ၌။ [ပဉ္စ-ဒွါရ၌ ထင်ပြီးသော အာရုံကို တဒန္တဝတ္တိကဝိထိဖြင့် ဆက်၍ ယူသော အခါ မနော ဒွါရ၌ ထင်လာရာ မနောဒွါရကို “မိဿက မနောဒွါရ” ဟု ခေါ်သည်။ ထို ကဲ့သို့ မနောဒွါရမျိုး မဟုတ်၊ သက်သက် ထင်လာရာ မနောဒွါရတည်း။] ပသာဒသန္ဓနကိစ္စံ၊ ပသာဒကို ထိခိုက်ခြင်းကိစ္စသည်။ နတ္ထိ၊ မရှိ။ ပကတိယာ၊ ပင်ကိုအားဖြင့်။ (နဂိုက။) ဒိဋ္ဌ။ ပ။ ဖုဋ္ဌဝသေနေဝ၊ မြင်အပ်ဖူးသော အာရုံ၊

ကြားအပ်ဖူးသော အာရုံ၊ နမ်းအပ်ဖူးသော အာရုံ၊ သာယာအပ်ဖူးသော အာရုံ၊ တွေ့ထိအပ်ဖူးသော အာရုံတို့၏ အစွမ်းကြောင့်သာလျှင်။ တောနိ အာရမ္မဏာနိ၊ တို့သည်။ အာပါထံ၊ သို့။ အံဂစ္ဆန္တိ။

ကထံ၊ အဘယ်သို့ ရောက်ကုန်သနည်း။ ဣဓ၊ ဤ လောက၌။ ဧကစော၊ သည်။ ကတသုဓာကမ္ပံ၊ ပြုအပ်ပြီးသော အင်္ဂတေ အမှုရှိသော။ (အင်္ဂတေ သုတ်အပ်ပြီးသော။) ဟရိတာလ မနောသိလာဒိ ဝဏ္ဏဝိစိတ္တံ၊ ဆေးဒန်း မြင်း သိလာ အစရှိသည်တို့၏ အဆင်းဖြင့် ဆန်းကြယ်သော။ ပဂ္ဂဟိတနာနပ္ပကာရ ဇေပဋ္ဌာကံ၊ ချီးမြှောက်အပ်သော အထူးထူးသော အပြားရှိသော တံခွန် ကုက္ကား ရှိသော။ မာလာဒါမဝိနဒ္ဒံ၊ ပန်းကုံးတို့ဖြင့် မြှေးယှက်အပ်သော။ (ပန်းကုံးတို့ဖြင့် စေတီတော်ကို ရစ်ပတ်အပ်သော။) ဒီပမာလာပရိက္ခိတ္တံ၊ ဆီမီး ပန်းဟို့ဖြင့် ဝန်းရံအပ်သော။ (စေတီတော်ကို ရစ်ပတ်၍ ဆီမီး ပန်းအစဉ် တွန်းယှက်အပ် သော။) အတိမနောရမာယ၊ အလွန် စိတ်၏မွေ့လျော်ရာ ဖြစ်သော။ သိရိယာ၊ အသရေတော်ဖြင့်။ ဝိရောစမာနံ၊ တင့်တယ်တော်မူသော။ အလင်္ကတ ပဋိ- ယတ္တံ၊ တန်ဆာဆင်ခြင်းဖြင့် စီမံ အားထုတ် အပ်သော။ [ရှေး နိဿယ၌ “တန်ဆာဆင်ခြင်းနှင့် စပ်သော” ဟု ပေး၏။ ဤပုဒ် ပြီးပုံကို ပါရာဇိကဏ် ဘာသာဋီကာ၊ ဗာဟိရနိဒါန်း၌ ပြထားပြီ။] မဟာစေတီယံ၊ မဟာစေတီတော် ကို။ ပဒက္ခိဏံ၊ လက်ယာရစ်။ ကတွာ၊ ပြုပြီး၍။ ဝါ၊ လှည့်လည်ပြီး၍။ သောဋ္ဌသသု၊ တဆယ့်ခြောက်ရပ် ကုန်သော။ ပါဒပိဋိကာသု၊ အခြေခံဖြစ် သော အပြင်တော်တို့၌။ [ရှေးနိဿယ၌ “ဖိနပ်တော်အပြင်တို့၌” ဟု ပေးသည်။] ပဉ္စပတိဋ္ဌိတေန၊ ၅-ပါးသော တည်ခြင်းဖြင့်။ (လင်္ကာ၊ ခြေ၊ နဖူး၊ တတောင်၊ ဒူး-ဟူသော ၅-မျိုးသော တည်ခြင်းဖြင့်။) ဝန္တိတွာ၊ ဝပ်ချပြီး၍။ အဉ္စလိံ၊ လက်အုပ်ကို။ ပဂ္ဂယု၊ ချီမြှောက်၍။ [ဝပ်ချပြီးနောက် မတ်မတ်ရပ်လျက် လက်အုပ်ချီပြီး၍။] ဥလ္လောကေန္တော၊ မော်၍ဖူးလျက်။ ဗုဒ္ဓာရမ္မဏံ၊ သက်တော် ထင်ရှား မြတ်စွာဘုရားလျှင် အာရုံရှိသော။ ပီတိံ၊ ကို။ ဂဟေတွာ၊ ယူ၍။ တိဋ္ဌတိ၊ ရပ်တည်၏။

တဿ၊ ထိုပုဂ္ဂိုလ်၏။ ဧဝံ၊ ဤသို့။ စေတီယံ၊ ကို။ ပဿိတွာ၊ ဖူးမြော်၍။ ဗုဒ္ဓာရမ္မဏံ၊ သော။ ပီတိံ၊ ကို။ နိဗ္ဗတ္တေတွာ၊ ဖြစ်စေ၍။ အပရဘာဂေ၊ နောက်အဖို့၌။ ယတ္ထ ကတ္ထစိ၊ အမှတ်မထား တပါးပါးသော အရပ်၌။ ဂတဿ၊ ရောက်ပြီးသည်ဖြစ်၍။ ရတ္တိဋ္ဌာနဒိဝါဋ္ဌာနေသု၊ ညဉ့်နေရာအရပ် နေနေရာအရပ်တို့၌။ [“ညဉ့်သန့်ရာအရပ် နေသန့်ရာအရပ်တို့၌” ဟုလည်း ပေး ၏။ “သန့်သန့်ရှင်းရှင်း တရားအာရုံ ယူရာအရပ်” ဟုလည်း။] နိသိန္နဿ၊ ထိုင်လျက်။ အာဝဇ္ဇမာနဿ၊ ဆင်ခြင်လတ်သော်။ အလင်္ကတပဋိယတ္တံ၊ သော။ မဟာ-

စေတီယံ၊ သည်။ စက္ခုဒွါရေ၊ ဌ။ အာပါထံ၊ သို့။ အာဂတသဒိသမေဝ၊ ရောက်လာသည်နှင့် တူသည်သာ။ ဟောတိ၊ ၏။ ပဒက္ခိဏံ၊ လက်ယာရစ်။ ကတွာ၊ ဖေတိယဝန္ဓနကာလော ဝိယ” စေတီတော်ကို ရှိခိုးရာ အခါကဲ့သို့။ ဟောတိ၊ ၏။ [“ဖေတိယဝန္ဓနကာလေ ဝိယ” ဟု ရှိလျှင် ကောင်းမည်ထင်သည်။ စေတီတော်ကို ရှိခိုးရာကာလ၌ ထင်လာပုံအတိုင်း ထင်လာသည်-ဟူလို။] ဝေ၊ ဤသို့လျှင်။ တာဝ၊ သုတ-စသည်တို့မှ ရှေးဦးစွာ။ ဒိဋ္ဌဝသေန၊ မြင်အပ်ပြီးသော အာရုံ၏ အစွမ်းကြောင့်။ ရူပါရမ္မဏံ၊ သည်။ အာပါထံ၊ သို့။ အာဂစ္ဆတိ၊ ရောက်၏။ [“ဝသေန-ဟေတုဘူတေန” ဟု မစုဖွင့်သောကြောင့် ဟိတ်အနက်ပေးသည်။]

ပန၊ ကား။ (ဒိဋ္ဌ၏ အစွမ်းကြောင့် ရူပါရုံထင်ပုံမှတစ်ပါး သုတ၏ အစွမ်းကြောင့် သဒ္ဓါရုံထင်ပုံကား။) မစုရေန၊ ချိုမြိန်သော အရသာနှင့် တူသော။ သရေန၊ အသံဖြင့်။ ဓမ္မံ၊ ကို။ ကထေန္တဿ၊ ဟောသော။ ဓမ္မကထိကဿ ဝါ၊ ဓမ္မကထိက၏ သော်လည်းကောင်း။ သရေန၊ ဖြင့်။ ဘဏန္တဿ၊ ပါဠိသက်သက်ကို ရှုတ်ပြသော။ သရဘာဏကဿ ဝါ၊ သရဘာဏက ပုဂ္ဂိုလ်၏ သော်လည်းကောင်း။ သဒ္ဓံ၊ ကို။ သုတွာ၊ ကြားနာပြီး၍။ အပရဘာဂေ၊ နောက်အဖို့၌။ ယတ္ထ ကတ္ထစိ၊ အမှတ်မထား တပါးပါးသော အရပ်၌။ နိသီဒိတွာ၊ ထိုင်၍။ အာဝဇ္ဇမာနဿ၊ ဆင်ခြင်လတ်သော်။ ဝါ၊ ဆင်ခြင်သော ပုဂ္ဂိုလ်၏။ ဓမ္မကထာ ဝါ၊ တရားစကားသည် သော်လည်းကောင်း။ [ဓမ္မကထိကပုဂ္ဂိုလ်၏ ဓမ္မကထာကို ရည်ရွယ်သည်။] သရဘညံ ဝါ၊ အသံဖြင့် ရှုတ်ဆိုအပ်သော ပါဠိသည် သော်လည်းကောင်း။ [သရဘာဏက ပုဂ္ဂိုလ်၏ သရဘည

၁။ သရဘာဏကဿ။ ။သရဘာဏကဿကို ‘သရေနဘဏန္တဿ’ ဟု ဖွင့်သည်။ ထိုအဖွင့်အတိုင်း ‘ဘဏတိတိ ဘာဏကော၊ သရေန+ဘာဏကော သရဘာဏကော’ ဟု ပြု။ ဋီကာ၌ ဩသာရကဿကိုလည်း ‘ပါဠိ၊ ပါဠိသက်သက်ကို။ ဩသာရေတိ၊ သက်ရောက်စေတတ်၏။ ဝါ၊ ဟောသော အာ၊ ဖြင့် သွင်းချတတ်၏။ ဣတိ ဩသာရကော’ ဟု ပြု။

မှတ်ချက်။ ။ ‘ဓမ္မကထိက’ မည်သူသည် တရားတော်ကို အနက် အဓိပ္ပာယ်ဖွင့်၍ အကျယ် ဟောသူတည်း။ သို့သော်-ပရိသတ်တို့ကို ပြန်လှန် စစ်ဆေး မေးမြန်းခြင်း မပြု။ သရဘာဏက (ဩသာရက) မည်သူကား အနက် အဓိပ္ပာယ် မပါပဲ ပါဠိသက်သက် ကိုသာ ဟောရှုတ်သူ ဖြစ်သည်။ ဓမ္မာစရိယ ပုဂ္ဂိုလ်ကား စာသင်တပည့်များကို ပြန်လှန်စစ်ဆေး မေးမြန်းရသေးသည်။ [ဤ အဓိပ္ပာယ်လည်း ရှေးခေတ်က ဣဒ္ဓိယ သီဟိုဠ်တို့၌ ကင်ရှားပြီး ဖြစ်သောကြောင့် ‘ဓမ္မ ကထေန္တဿ’ ဟူသောပါဠိ ‘သရေနဘဏန္တဿ’ ဟူသော ပါဠိတို့သည် နောက် မြန်မာနိုင်ငံရောက်မှ ထည့်ပါဠိ ဖြစ်လေ ရောသလား ဟု စဉ်းစားမိပါသည်။]

ကို ရည်ရွယ်သည်] သောတဒ္ဓါရော ဌ။ အာပါထဂတံ ဝိယ၊ ရှေးရှုကျခြင်းသို့ ရောက်သကဲ့သို့။ ဟောတိ။ သာဓုကာရံ၊ သူဟော်ကောင်းတို့ ပြုအပ်သော အသံကို။ ဝါ၊ ကောင်းချီးကို။ ဒဟာ၊ ပေး၍။ သုဏနကာလော ဝိယ၊ ကြား နာရာ အခါကဲ့သို့။ ဟောတိ၊ ၏။ [“သုဏနကာလော ဝိယ ဟောတိ” ဟု ရှိ လျှင် ကောင်း၏။ နာမုတုန်းက ထင်လာသကဲ့သို့ ထင်လာသည်-ဟူလို။] ဧဝံ၊ ဤသို့လျှင်။ သုတဝသေန၊ ကြားအပ်ဖူးသော အာရုံ၏ အစွမ်းကြောင့်။ သဒ္ဓါ- ရမ္မဏံ၊ သည်။ အာပါထ မာဂစ္ဆတိ။

ပန၊ ကား။ (သုတ၏ အစွမ်းကြောင့် သဒ္ဓါရုံ ထင်လာပုံမှတစ်ပါး ဘာယိတ ၏ အစွမ်းကြောင့် ဂန္ဓာရုံ ထင်လာပုံကား။) သုဂန္ဓံ၊ ကောင်းသော အနံ့ရှိ သော။ ဂန္ဓံ ဝါ၊ နံ့သကဲ့သို့ သော် လည်းကောင်း။ မာလံ ဝါ၊ သော်လည်း ကောင်း၊ လဘိတော၊ ၍။ အာသနေ ဝါ၊ တရားဟောရာ နေရာ၌ သော်လည်း ကောင်း။ (တရားဟော ပလ္လင်၌ သော်လည်းကောင်း။) စေတိယေ ဝါ၊ စေတီတော်၌ သော်လည်းကောင်း။ ဂန္ဓာရမ္မဏေန၊ ဂန္ဓာရုံဟူသော အာရုံ ရှိသော။ စိတ္တေန၊ ဖြင့်။ ပူဇံ၊ ပူဇော်မှုကို။ ကတော၊ ပြုပြီး၍။ အပရဘာဂေ ယတ္ထ ကတ္တစိ။ နိသိဒ္ဓိတော၊ ၍။ အာဝဇ္ဇမာနဿ၊ လတ်သော်။ ဝါ၊ ၏။ ဟံ ဂန္ဓာရမ္မဏံ၊ သည်။ သာနဒ္ဓါရော ဌ။ အာပါထဂတံ ဝိယ ဟောတိ။ ပူဇာကရဏကာလော ဝိယ၊ ပူဇော်မှုကို ပြုရာအခါကဲ့သို့။ ဟောတိ။ [“ပူဇာ- ကရဏကာလော ဝိယ ဟောတိ” ဟု ရှိလျှင်ကောင်း၏။ ပူဇော်မှုကို ပြုရာ ကာ လတုန်းက ထင်လာသကဲ့သို့ ထင်လာသည်-ဟူလို။] ဧဝံ ဤသို့လျှင်။ ဘာယိတ- ဝသေန၊ နှမ်းအပ်ဖူးသော အာရုံ၏ အစွမ်းကြောင့်။ ဂန္ဓာရမ္မဏံ အာပါထ မာဂစ္ဆတိ။

ပန၊ ကား။ (ဘာယိတ၏ အစွမ်းကြောင့် ဂန္ဓာရုံ ထင်ပုံမှတစ်ပါး သာယိ တ၏ အစွမ်းကြောင့် ရသာရုံ ထင်ပုံကား။) ပဏိတံ၊ မွန်မြတ်သော။ ခါဒနိယံ ဝါ၊ ကို သော်လည်းကောင်း။ ဘောဇနိယံ ဝါ၊ ကိုသော် လည်းကောင်း။ သဗြဟ္မစာရိဟိ၊ သီတင်းသုံးဖော်တို့နှင့်။ သဒ္ဓိံ။ သံဝိဘဇိတော၊ ဝေဖန်၍။ ပရိ ဘုဉ္ဇိတော၊ သုံးဆောင်ပြီး၍။ အပရဘာဂေ။ ယတ္ထ ကတ္တစိ။ ဌ။ ကုဒြုသကာ- ဒိဘောဇနံ ၊ လူး အစရှိသော ဘောဇနကို။ လဘိတော၊ ရ၍။ အသုကကာလေ၊

၁။ ကုဒြုသကာဒိ။ ။ကောရံ (ရုမိရံ) ဒုဿတိတိ ကုဒြုသကော၊ ဝဏ္ဏဝိပရိ- ယယော (ဒ-နှင့်ရ၊ ရှေ့နောက်ပြန်။) ဩဿ ဥတ္တံ (ကောဉ္ဇ ဩကို ဥပြု။) [ဒုသ- ဓာတ်၏ ဥကို ဒီဃပြု။] အာဒိသဒ္ဓေန ဝရဏာဒိ သင်္ဂယုတိ၊ ပြောင်း စသည်ကို သိမ်း ယူအပ်၏။-ယောဇနာ။ | “ကုဒြုသကော+အာဒိ ယေသန္တိ ကုဒြုသကာဒယော၊ တေသံ+ရသော ကုဒြုသကာဒိရသော” ဟု ဆက်၍ ပြု]

ထိုမည်သော အခါ၌။ ပဏီတံ၊ သော။ ဘောဇနံ၊ ကို။ သဗြဟ္မစာရိဟိ သဒ္ဓိံ။ သံဝိဘဇိတော၊ ရှိ။ ပရိဘုတ္တံ၊ သုံးဆောင်အပ်ဖူးပြီ။ ဣတိ၊ သို့။ အာဝဇ္ဇမာနဿ၊ သော်။ ဝါ၊ ၏။ တံ ရသာရမ္မဏံ၊ သည်။ ဇိဝှာဒ္ဓါရေ အာပါတဂတံ ဝိယ ဟောတိ။ ပရိဘုဉ္ဇနကာလော ဝိယ၊ သုံးဆောင်ရာ အခါကဲ့သို့။ ဟောတိ၊ ၏။ [“ပရိဘုဉ္ဇနကာလော ဝိယ ဟောတိ” ဟု ရှိလျှင် ကောင်း၏။ သုံးဆောင် ရာ အခါတုန်းက ထင်လာသကဲ့သို့ ထင်လာသည်-ဟူလို။] ဧဝံ၊ ဤသို့လျှင်။ သာယိတဝသေန၊ သာယာအပ်ဖူးသော အာရုံ၏ အစွမ်းကြောင့်။ ရသာရမ္မဏံ အာပါထ မာဂစ္ဆတိ။

ပန၊ ကား။ (သာယိတ၏ အစွမ်းကြောင့် ရသာရုံ ထင်လာပုံမှတစ်ပါး ဖုဋ္ဌ၏ အစွမ်းကြောင့် ဖောဋ္ဌဗ္ဗာရုံ ထင်လာပုံကား။) မုဒုကံ၊ နူးညံ့သော။ သုခ- သမ္ဗဿံ၊ ကောင်းသော အတွေ့ရှိသော။ မဉ္ဇ ဝါ၊ ညောင်စောင်း ကိုသော် လည်းကောင်း။ ပိဋ္ဌ ဝါ၊ ကိုသော်လည်းကောင်း။ အတ္တရဏပါဝရဏံ ဝါ၊ အခင်း အမြို့ကိုသော်လည်းကောင်း။ ပရိဘုတ္တံ၊ သုံးဆောင်ပြီး၍။ အပရ- ဘာဂေ။ ယတ္ထ ကတ္ထစိ၊ ၌။ ဒုက္ခသေယံ၊ ဆင်းရဲစွာအိပ်ရခြင်းကို။ ကပေတော၊ ပြု၍။ အသုကကာလော၊ ၌။ မေ၊ ငါသည်။ မုဒုကံ၊ သော။ မဉ္ဇပိဋ္ဌံ၊ ကိုလည်းကောင်း။ အတ္တရဏပါဝရဏံ၊ ကိုလည်းကောင်း။ ပရိဘုတ္တံ၊ သုံးဆောင်အပ်ဖူးပြီ။ ဣတိ၊ သို့။ အာဝဇ္ဇမာနဿ၊ သော်။ ဝါ၊ ၏။ တံ ဖောဋ္ဌဗ္ဗာရမ္မဏံ၊ သည်။ ကာယ ဒ္ဓါရေ၊ ၌။ အာပါတဂတံ ဝိယ ဟောတိ။ သုခသမ္ဗဿဝေဒယိတကာလော ဝိယ၊ ကောင်းသော အတွေ့ကို ခံစားအပ်ရာ အခါကဲ့သို့။ ဟောတိ။ [“သုခ- သမ္ဗဿဝေဒယိတကာလော ဝိယ ဟောတိ” ဟု ရှိလျှင် ကောင်း၏။ ကောင်း သော အတွေ့ကို ခံစားရာ အခါတုန်းက ထင်လာသကဲ့သို့ ထင်လာသည်-ဟူလို။] (ဧဝံ၊ သို့လျှင်။ ဖုဋ္ဌဝသေန၊ တွေ့ထိအပ်သော အာရုံ၏အစွမ်းကြောင့်။ ဖောဋ္ဌ- ဗ္ဗာရမ္မဏံ အာပါထ မာဂစ္ဆတိ။ ဧဝံ၊ ဤသို့လျှင်။ သုဒ္ဓမနောဒ္ဓါရေ၊ ၌။ ပ။ ဣတိ။ ဝေဒိတဗ္ဗာနိ၊ သိထိုက်၏။

ဣဒါနိ၊ ၌။ ပကတိယာ၊ အားဖြင့်။ ဒိဋ္ဌာဒိနံ၊ ဒိဋ္ဌ-အစရှိသော အာရုံတို့၏။ ဝသေန၊ ကြောင့်။ အာပါထဂမနေ၊ ရှေးရှု ကျခြင်းသို့ ရောက်ခြင်း၌။ အပ- ရောပိ၊ ဆိုအပ်ပြီးသော နည်းမှ တစ်ပါးလည်းဖြစ်သော။ အဋ္ဌကထာမုတ္တကော၊ အဋ္ဌကထာနည်းမှ အလွတ်ဖြစ်သော။ (ရှေး အဋ္ဌကထာတို့၌ လာသောနည်း မှ အလွတ်ဖြစ်သော။) အယံ နယော၊ ဤနည်းသည်။ ဟောတိ။ ဒိဋ္ဌံ၊ ကိုယ်တိုင် တွေ့အပ်ပြီးသော အာရုံလည်းကောင်း။ သုတံ၊ တဆင့်စကား ကြားအပ်ပြီး သော အာရုံလည်းကောင်း။ ဥဘယသမ္ဗန္ဓံ၊ ဒိဋ္ဌ သုတ ၂-ပါးစုံနှင့် စပ်သော အာရုံ လည်းကောင်း။ ဣတိ၊ သို့။ တာဝ၊ သဒ္ဓာရုံစိ စသည်တို့မှ ရှေးဦးစွာ။ ဣမေ

ဒိဋ္ဌာဒယော၊ ဤ ဒိဋ္ဌ-အစရှိသော အာရုံတို့ကို။ ဝေဒိတဗျာ၊ ကုန်၏။ တတ္ထ၊ ထို ဒိဋ္ဌ၊ သုတ၊ ဥဘယသမ္ပန္န တို့တွင်။ ဒိဋ္ဌံ နာမ၊ ဒိဋ္ဌ-မည်သည်ကား။ ပဉ္စဒ္ဓါရဝသေန၊ ပဉ္စဒ္ဓါရ၏ အစွမ်းဖြင့်။ ဂဟိတ ဗုပ္ပံ၊ ယူအပ်ဖူးသော အာရုံတည်း။ သုတန္တံ၊ ကား။ ပစ္စက္ခတော၊ မျက်မှောက်အားဖြင့်။ (ကိုယ်တိုင်အားဖြင့်။) အဒိဿာ၊ မတွေ့မူ၍။ (မတွေ့ခဲ့ရပဲ။) အနုဿဝ ဝသေန၊ တဆင့်ကြားခြင်း၏ အစွမ်းကြောင့်။ ဂဟိတာ၊ ယူအပ်ကုန်သော။ ရူပါဒယောဝ၊ ရူပ-အစရှိသော ၅-ပါးသော အာရုံတို့ပင်တည်း။ ဒွိဟိပိ၊ ၂-ပါးလည်းဖြစ်ကုန်သော။ တေဟိ၊ ထို ဒိဋ္ဌ သုတတို့နှင့်။ သမ္ပန္နံ၊ စပ်သော အာရုံသည်။ ဥဘယသမ္ပန္နံ နာမ၊ ဥဘယသမ္ပန္န မည်၏။ ဣတိ သို့။ ဣမေသမ္ပိ ဒိဋ္ဌာဒိနံ၊ ဤဒိဋ္ဌ-အစရှိသည်တို့၏လည်း။ [အပိဖြင့် ရှေး၌ပြခဲ့သော ဒိဋ္ဌ၊ သုတ၊ သာယိတ၊ သာယိတ၊ ဖုဋ္ဌ-ဟူသော ၅-ပါးကို ပေါင်း။] ဝသေန၊ အစွမ်းကြောင့်။ တောနိ၊ ဤ အာရုံတို့သည်။ မနောဒ္ဓါရေ အာပါထ မာဂစ္ဆန္တိ၊ ဣတိ ဝေဒိတဗျာနိ။

တတ္ထ၊ ထို ဒိဋ္ဌ သုတ ဥဘယသမ္ပန္န တို့တွင်။ တာဝ၊ သုတ၊ ဥဘယသမ္ပန္န တို့မှ ရှေးဦးစွာ။ ဒိဋ္ဌဝသေန၊ တွေ့အပ်ဖူးသော အာရုံ၏အစွမ်းကြောင့်။ အာပါထ ဂမနံ၊ ရှေးရှုကျခြင်းသို့ ရောက်ခြင်းကို။ ဟေဋ္ဌာ၊ အောက်၌။ ပဉ္စဟိ၊ ကုန်သော။ နယေဟိ၊ တို့ဖြင့်။ ဝုတ္တမေဝ၊ ဆိုအပ်ပြီးသည်သာ။ [ကထံ ဣဓေကစော ကတသုဓာကမ္ပံ-မှစ၍ ဧဝံ ဖုဋ္ဌဝသေန ဖောဋ္ဌဗျာရမ္မဏံ အာပါထမာဂစ္ဆတိ-တိုင်အောင် ၅-မျိုးသောနည်းတို့ဖြင့် ဆိုအပ်ခဲ့ပြီ။ ထို ဆိုအပ်သည့် အတိုင်း ဤနေရာ၌လည်း သိပါ-ဟူလို။ မှန်၏-ထို၌ ဒိဋ္ဌံ ။ပ။ ဖုဋ္ဌအာရုံ ၅-မျိုးကိုပင် ဤနေရာ၌ “ဒိဋ္ဌ”ဟု ဆိုထားသည်။] ပန၊ ကား။ (ဒိဋ္ဌ၏အစွမ်းကြောင့် ထင်ပုံမှတစ်ပါး သုတ၏အစွမ်းကြောင့် ထင်ပုံကား။) ဧကစော၊ အချို့ ပုဂ္ဂိုလ်သည်။ သုဏာတံ၊ ကြားရ၏။ (ကိံ၊ အဘယ်သို့ကြားရသနည်း။) ဘဂဝတော၊ ၏။ ပုညာတိသယဖလနိဗ္ဗတ္တံ၊ လွန်ကဲသော ကောင်းမှု၏ အကျိုးအဖြစ်ဖြင့် ဖြစ်သော။ [အချို့ စာအုပ်၌ ဖလမပါ။ “လွန်ကဲသော ကောင်းမှုကြောင့်ဖြစ်သော”ဟု ပေး။] ရူပံ၊ အဆင်းတော်တည်း။ ဧဝရူပံ နာမ၊ ဤသို့

၁။ ဒိဋ္ဌံနာမ။ပ။ဂဟိတဗုပ္ပံ။ ။ ‘ပဉ္စဒ္ဓါရဝသေန ဂဟိတဗုပ္ပံ’ကို ထောက်၍ စက္ခုဒ္ဓါရဖြင့် မြင်အပ်သော ရူပါရုံသာမက ရှေးရှေးက ၅-ဒ္ဓါရဖြင့် ကိုယ်တိုင်ယူအပ်သော အာရုံ ၅-ပါးလုံးကို “ဒိဋ္ဌ”ဟု ဆိုသည်။ ယခုလောက၌လည်း ကိုယ်တိုင်သိခဲ့၍ သူတစ်ပါးအား တဆင့်ပြောသောအခါ “မင်းပြောတဲ့ အကြောင်းအရာဟာ ဒိဋ္ဌလား”ဟု ပြန်၍ မေးတတ်ကြ၏။ ပြောသူကလည်း “ငါကိုယ်တိုင် ကြားခဲ့ရတယ်၊ ဒိဋ္ဌပါပဲ”ဟု ပြန်၍ ပြောတတ်ကြသည်။ ထိုကဲ့သို့ ကိုယ်တိုင်မတွေ့ခဲ့ရပဲ တဆင့်ကြားအပ်သော အာရုံ ၅-ပါးကို “သုတ”ဟု ခေါ်သည်။

သဘောရှိသည်မည်၏။ (ပုညတိသယဖလနိဗ္ဗတ္တော၊ သော။) သဒ္ဓေါ၊ အသံ
 တော်သည်။ အတိမဓုရော၊ အလွန်ချိုမြိန်သော အရသာနှင့်တူ၏။ ကိသ္မိံစိ
 ပဒေသေ၊ တစုံတခုသော အရပ်၌။ (မည်သည့်အရပ်၌။) ကေသဉ္စိ ပုပ္ဖါနံ၊
 အချို့ကုန်သောပန်းတို့၏။ (မည်သည့်ပန်းတို့၏။) ဂန္ဓော၊ အနံ့သည်။ အတိ
 မနုညော၊ အလွန် စိတ်ကိန့်စသက်စေတတ်၏။ ကေသဉ္စိ ဖလာနံ၊ အချို့ကုန်
 သော အသီးတို့၏။ (မည်သည့်အသီးတို့၏။) ရသော၊ အရသာသည်။ အတိ
 မဓုရော၊ အလွန်ချိုမြိန်၏။ ကေသဉ္စိ ပါဝုရဏာနံ၊ အချို့ကုန်သော ခြံထည်
 တို့၏။ (မည်သည့် ခြံထည်တို့၏။) သမ္ပယော၊ အတော့သည်။ အတိ သုခေါ၊
 အလွန်ကောင်း၏။ ဣတိ၊ သို့။ (သုဏာတိ၊ ကြားရ၏။) တဿ၊ ထိုပုဂ္ဂိုလ်၏။
 စက္ခုပသာဒါဒိဗဋ္ဌနံ၊ စက္ခုပသာဒ-အစရှိသည်ကို ထိခိုက်ခြင်းကို။ ဝိနာ၊
 ကြည်၍။ သုတမတ္တာနေဝ၊ ကြားအပ်ကာမျှသာလျှင် ဖြစ်ကုန်သော။ တာနိ၊
 ထို ၅-ပါးသော အာရုံတို့သည်။ မနောဒွါရေ အာပါထ မာဂစ္ဆန္တိ။

အထ၊ ထိုအခါ၌။ အဿ၊ ထိုပုဂ္ဂိုလ်၏။ တံစိတ္တံ၊ ထို မဟာကုသိုလ်
 စိတ်သည်။ တသ္မိံ ရူပေ ဝါ၊ ထိုမြတ်စွာဘုရား၏ အဆင်းတော်၌ သော်လည်း
 ကောင်း။ (တသ္မိံ) သဒ္ဓေ ဝါ၊ ထို မြတ်စွာဘုရား၏ အသံတော်၌ သော်
 လည်းကောင်း။ ပသာဒဝသေန၊ ကြည်ညိုခြင်း၏ အစွမ်းဖြင့်။ (ပဝတ္တတိ-၌
 စပ်။) ဂန္ဓာဒိသု၊ ဂန္ဓာရုံအစရှိသည်တို့သည်။ (အာပါထံ၊ သို့။ အာဂတေသု၊
 ရောက်ကုန်လတ်သော်။) အရိယာနံ၊ အရိယာပုဂ္ဂိုလ်တို့အား။ ဒါတုကာမတာ
 ဝသေန၊ ပေးလှူခြင်းငှာ အလိုရှိသည်၏ အဖြစ်၏ အစွမ်းဖြင့်။ ပဝတ္တတိ။ ဝါ၊
 တနည်း။ အညေဟိ၊ အခြားသူတို့သည်။ ဒိန္နေသု၊ ပေးအပ်ကုန်လတ်သော်။
 အနုမောဒနာ ဝသေန၊ ကောင်းချီးနုမော် သာဓုခေါ်ခြင်း၏ အစွမ်းဖြင့်။
 ပဝတ္တတိ။ ဧဝံ၊ ဤသို့လျှင်။ သုတဝသေန၊ တဆင့်စကား ကြားအပ်သော
 အာရုံ၏ အစွမ်းကြောင့်။ တောနိ၊ ဤ ၅-ပါးသော အာရုံတို့သည်၊ မနော-
 ဒွါရေ အာပါထ မာဂစ္ဆန္တိ။ ပန၊ ဆက်။ အပရေန၊ အခြားပုဂ္ဂိုလ်သည်။
 (ဒိဋ္ဌာနိ၊ သုတာနိ-တို့၌ စပ်။) ယထာ ဝုတ္တာနိ၊ အကြင်အကြင် ဆိုအပ်ပြီး
 ကုန်သော။ ရူပါဒိနိ၊ တို့သည်။ ဝါ၊ တို့ကို။ ဒိဋ္ဌာနိ ဝါ၊ တွေ့အပ်ဖူးကုန်
 သည် သော်လည်းကောင်း။ သုတာနိ ဝါ၊ တဆင့်စကား ကြားအပ်ဖူးကုန်သည်
 သော်လည်းကောင်း။ ဟောန္တိ။

တဿ၊ ထိုပုဂ္ဂိုလ်၏။ ဤဒိသံ၊ ဤကဲ့သို့ ရှုအပ်သော။ ရူပံ၊ အဆင်းတော်
 သည်။ အာယတိံ၊ နောင်အခါ၌။ ဥပ္ပဇ္ဇနက ဗုဒ္ဓဿာပိ၊ ပွင့်တော်မူလတ္တံ့ သော
 မြတ်စွာဘုရား၏ အတုကလည်း။ ဘဝိဿတိ။ ဣတိ အာဒိနာ၊ ဤသို့ အစရှိ
 သော။ နယေန၊ ဖြင့်။ စက္ခုပသာဒါဒိဗဋ္ဌနံ၊ ကို။ ဝိနာ၊ ၍။ ဒိဋ္ဌသုတ-

သမ္မန္တေနဝ။ တော့အပ်ဖူးသော အာရုံ၊ ကြားယပ်ဖူးသော အာရုံနှင့်စပ်သဖြင့်သာ လျှင်။ တာနီ၊ ထို ၅-ပါးသော အာရုံတို့သည်။ မနောဒွါရေ အာပါကမာဂစ္ဆန္တိ။ တဿ၊ ထိုပုဂ္ဂိုလ်၏။ ဟေဋ္ဌာ၊ အောက်၌။ ဝုတ္တနပောနေဝ။ ဆိုအပ်ပြီးသော နည်းဖြင့်သာ။ [ပသာဒဝသေန ဒါတုကာမကာဝသေန စသည်ဖြင့် ဆိုအပ်ပြီး သော နည်းဖြင့်သာ။] တေသု၊ ထို ၅-ပါးသော အာရုံတို့တွင်။ အညတရာရမ္မဏံ၊ တပါးပါးသော အာရုံဟူသော အာရုံရှိသော။ ဣဒံ မဟာစိတ္တံ၊ ဤပထမ မဟာ ကုသိုလ် စိတ်သည်။ ပဝတ္တတိ။ ဝေ၊ ဤသို့လျှင်။ ဥဘယသမ္မန္တဝသေန၊ ဒိဋ္ဌ သုတ ၂-ပါးစုံနှင့်စပ်သော အာပိုဏ်အစွမ်းကြောင့်။ တောနီ၊ ဤ ၅-ပါး သော အာရုံတို့သည်။ မနောဒွါရေ အာပါထ မာဂစ္ဆန္တိ။

၁။ ဆက်။ ဣဒမ္ပိ၊ ဤ ဒိဋ္ဌ၊ သုတ၊ ဥဘယသမ္မန္တတို့၏ အစွမ်းကြောင့် ထင်လာပုံကိုပြသောစကားသည်လည်း။ မုခမတ္တမေဝ၊ နည်းအမြောက်မျှသာတည်း။ (အကျဉ်းမျှသာတည်း။) ပန၊ စင်စစ်ကား။ သဒ္ဓာရုစိ၊ ပ။ အာဒိနံ၊ သဒ္ဓာ၊ ရုစိ၊ အာကာရပရိဝိတက္ကံ၊ ဒိဋ္ဌိနိဇ္ဈာနက္ခန္ဓိ၊ အစရှိသည်တို့၏။ (ယုံကြည်ခြင်း၊ နှစ်သက် ခြင်း၊ အခြင်းအရာကို ကြံစည်ခြင်း၊ ဉာဏ်ဖြင့်ရှု၍ နှစ်သက်ဆုံးဖြတ်ခြင်း အစရှိ

၁။ ဣဒမ္ပိ။ ပ။ မေဝ။ ။ အပိဖြင့် ဆိုခဲ့ပြီးသော “ဣဓေကစ္စော ကတသုဓာကမ္ပံ” စသော စကားကိုပေါင်း။ ထိုစကားသာ အကျဉ်းချုပ် အမြောက်မျှဖြစ်သည် မဟုတ်သေး။ “အယမပရောပိ အဋ္ဌကထာမုတ္တကော၊ နယော ဟောဟိ၊ ဒိဋ္ဌိ၊ သုတံ ဥဘယ-သမ္မန္တံ” စသည်ဖြင့် ဆိုအပ်ပြီးသော ထင်လာပုံပြ စကားလည်း အကျဉ်းချုပ် အမြောက်မျှပင် ဖြစ်သည်-ဟူလို။ မုခ-သဒ္ဓါသည် “ပါးစပ်ပေါက်” ဟူသော အနက်ကိုဟော၏။ ပါးစပ်ပေါက်သည် အမျိုးမျိုးသော အစာတို့၏ ဝင်ကြောင်းဖြစ်သကဲ့သို့ ဤ အကျဉ်း ချုပ်စကားလည်း နောက်နောက် အပျယ်တို့၏ ဝင်ကြောင်းဖြစ်သည်-ဟူလို။ [အပိ- သဒ္ဓေန န ကေဝလံ ဣဓေကစ္စော ကတသုဓာကမ္ပန္တိ အာဒိဝစနမေဝ သင်္ခေပမတ္တံ၊ အထခေါ အယံ အပရောပိတိ အာဒိဝစနမိ သင်္ခေပမတ္တံတိ ဒေသေတိ။ -ယောဇနာ။]

၂။ သဒ္ဓာရုစိ။ ။ တစုံတယောက်က ပြော၍ ကြားရလျှင် မစဉ်းစား မစိစစ်တော့ပဲ ယုံကြည်ခြင်းသည် သဒ္ဓာမည်၏။ [အမှားကိုယုံကြည်ရာ၌ သဒ္ဓာအတု၊ မိစ္ဆာမိခမာက္ခ တည်း။ အမှန်ကို ယုံကြည်ရာ၌ သဒ္ဓာအစစ်ပင်။] ထိုသို့ ပြော၍ ကြားသောအခါ မိမိကိုယ်တိုင် စိစစ်ပြီးမှ နှစ်သက်ခြင်းသည် ရုစိမည်၏။ ဤသို့ ဒီကာ၌ အထူးပြုသည်။

၃။ အာကာရပရိဝိတက္ကံ။ ။ “ဒီလိုလည်း ဖြစ်လိမ့်မည်၊ ဟိုလိုလည်း ဖြစ်လိမ့်မည်” ဟု အကြောင်းအရာ တခုခု၏ အခြင်းအရာကို ထပ်ကာထပ်ကာ စဉ်းစား ကြံစည်ခြင်း သည် အာကာရပရိဝိတက္ကံ မည်၏။ [ဤ၌ အာကာရ-ဟူသည် မိမိဉာဏ်ဘည်း၌ ထင် လာသော ဥပဋ္ဌာနာကာရ-တည်း။]

၄။ ဒိဋ္ဌိနိဇ္ဈာနက္ခန္ဓိ။ ။ ထိုသို့ စဉ်းစား ကြံစည်သူ၏ဉာဏ်ဖြင့် တစုံတခုသော အရာ ဝတ္တု၌ စေ့စေ့ငုငု ရှုသောအားဖြင့် နှစ်သက် (သဘောကျ) ခြင်းသည် ဒိဋ္ဌိနိဇ္ဈာနက္ခန္ဓိ- မည်၏။ နိဿေသေန၊ အကြွင်းမရှိသော အားဖြင့် + ဗျာနံ၊ ရှုခြင်း။ နိဇ္ဈာနံ၊ ခြင်း။

သည်တို့၏။) ဝသေန၊ ကြောင့်။ ဝိတ္တာရတော၊ အကျယ်အားဖြင့်။ တေသံ၊ ဤ ၅-ပါးသော အာရုံတို့၏။ မနောဒွါရေ။ အာပါထဂမနံ၊ ကို။ ဝေဒိတဗ္ဗ-မေဝ၊ သိထိုက်သည်သာ။ ပန၊ ဆက်။ ယသ္မာ၊ ကြောင့်။ ဧဝံ၊ ဤဆိုအပ်ပြီးသော နည်းဖြင့်။ အာပါထံ၊ သို့။ အာဂစ္ဆန္တာနိ၊ ရောက်သော အာရုံတို့သည်။ ဘူတာနိပိ၊ ဟုတ်မှန်ကုန်သည်လည်း။ ဟောန္တိ၊ ဖြစ်ကုန်၏။ အဘူတာနိပိ၊ မဟုတ်မမှန်ကုန်သည်လည်း။ ဟောန္တိ။ တသ္မာ၊ ကြောင့်။ အယံ နယော၊ ဤနည်းကို။ အဋ္ဌကထာယံ၊ ရှေး အဋ္ဌကထာ၌။ (အာစရိယေဟိ၊ အဋ္ဌကထာဆရာတို့သည်။) န ဂဟိတော၊ မယူအပ်။ ဧဝံ၊ ဤ ဆိုအပ်ပြီးသော နည်းဖြင့်။ ဧကေကာရမ္မဏံ၊ တပါးတပါးသော အာရုံရှိသော။ ဇဝနံ၊ သည်။ ဒိသု ဒိသု ဒွါရေသု၊ တို့၌။ ဥပုဇ္ဇတိ ဣတိ ဝေဒိတဗ္ဗံ။

ဟိ၊ ချဲ့။ ရူပါရမ္မဏံ၊ ရူပါရုံဟူသော အာရုံရှိသော။ ဇဝနံ၊ သည်။ စက္ခုဒွါရေပိ၊ ၌လည်း။ ဥပုဇ္ဇတိ။ မနောဒွါရေပိ၊ ၌လည်း။ ဥပုဇ္ဇတိ။ သဒ္ဓါဒိအာရမ္မဏေသုပိ၊ သဒ္ဓါ-အစရှိသော အာရုံရှိသော ဇောတို့၌လည်း။ ဒေဝေဝနယော၊ တည်း။ တတ္ထ၊ ထို ဇောတို့တွင်။ မနောဒွါရေ၊ ၌။ ဥပုဇ္ဇမာနံ၊ သော။ ရူပါရမ္မဏံ၊ သော။ ဇဝနံ၊ သည်။ ဒါနမယံ၊ ဒါနမယ-ဇောလည်းကောင်း။ သီလမယံ၊ လည်းကောင်း။ ဘာဝနာမယံ၊ လည်းကောင်း။ ဣတိ၊ သို့ ။ တိဝိဓံ၊ သုံးပါးအပြားရှိသည်။ ဟောတိ။ တေသု၊ ထို ဒါနမယ သီလမယ ဘာဝနာမယ ဇောတို့တွင်။ ဧကေကံ၊ တပါးတပါးသော ဇောသည်။ ကာယ-ကမ္မံ၊ ကာယကံ လည်းကောင်း။ ပ။ မနောကမ္မံ၊ လည်းကောင်း။ ဣတိ၊ သို့။ တိဝိဓံမေဝ၊ သည်ပင်။ ဟောတိ။ သဒ္ဓါ။ ပ။ ဓမ္မာရမ္မဏေသုပိ၊ သဒ္ဓါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံ၊ ဓမ္မာရုံဟူသော အာရုံရှိသော ဇောတို့၌လည်း။ ဒေဝေဝနယော။

တတ္ထ၊ ထို ၆-ပါးသော အာရုံတို့တွင်။ တာဝ၊ သဒ္ဓါရုံ စသည်တို့မှ ရှေးဦးစွာ။ ရူပံ၊ ရူပါရုံကို။ အာရမ္မဏံ၊ ကို။ ကတော၊ ဥပုဇ္ဇမာနံ၊ ဖြစ်လတ်သော်။ ဝါ၊ သော။ ဧတံ မဟာကုသလစိတ္တံ၊ ဤ မဟာကုသိုလ်စိတ်သည်။ နီလ။ ပ။ ဝဏ္ဏေသု၊ ညိုသောအဆင်း၊ ရွှေသောအဆင်း၊ နီသောအဆင်း၊ ဖြူသောအဆင်း

နိဇ္ဈာနေန၊ အကြွင်းမဲ့ ရှုခြင်း (စေ့စေ့ငုငု ရှုခြင်း) အားဖြင့် + ခန္တိ၊ နှစ်သက်ခြင်းတည်း။ နိဇ္ဈာနက္ခန္တိ၊ ခြင်း။ ဒိဋ္ဌိယာ၊ ဉာဏ်ဖြင့် + နိဇ္ဈာနက္ခန္တိ ဒိဋ္ဌိနိဇ္ဈာနက္ခန္တိ။ [ရုစိတုန်းက နှစ်သက်ခြင်းသည် ဤ ခန္တိလောက် လေးလေးနက်နက် မရှိ။]

၁။ ဒါနမယံ။ ။ ဒါနမေဝ ဒါနမယံ၊ သုတ္တ-၌ မယ-ပစ္စည်းသက်၊ တနည်း-ဒါနတော + နိပုန္နံ ဒါနမယံ-ရှေ့ဒါနကြောင့် ပြီးသော သဒ္ဓိဋ္ဌာပက စေတနာဟူသော ဒါန။ ဤအလို နိပုန္နံအနက်၌ မယ-ပစ္စည်းသက်။ သီလမယ-ဘာဝနာမယ တို့၌လည်း နည်းတူ။ -ဒါနဝဂ္ဂ၊ အဋ္ဌကထာအင်္ဂုတ္တုရ အဋ္ဌကထာကို မှီးသည်။

ရှိကုန်သော။ ပုပ္ဖဝတ္ထဓာတုသု၊ ပန်း၊ အဝတ်၊ ဂွေ့နီ၊ ဆေးဒန်း၊ မျက်စဉ်း အစ
 ရှိသော ဓာတ်တို့တွင်။ [ဂေရုကဟရိတာလဉ္ဇနာဒိဓာတုသု။] အညတရံ၊ အမှတ်
 မထား တပါးတပါးသော။ သုဘနိမိတ္တသင်္ခါတံ ၊ သုဘနိမိတ်ဟု ဆိုအပ်သော။
 ဝါ၊ သုဘ ဟု ယူခြင်း၏အကြောင်း ဟု ဆိုအပ်သော [သုဘဂ္ဂဟဏဿ+
 နိမိတ္တံ-သောမနဿ သဟဂုတ်စိတ်၏ အာရုံဖြစ်သောကြောင့် သောမနဿ
 ဖြစ်လောက်သော သုဘနိမိတ္တ-စသော အာရုံကို ညွှန်ပြသည်။] ဣဒ္ဓံ၊ အလို
 ရှိအပ်သော။ ကန္တံ၊ နှစ်သက်အပ်သော။ မနာပံ၊ စိတ်ကို တိုးပွားစေတတ်သော။
 ရဇနိယံ၊ နှစ်သက်ထိုက်သော။ တနည်း။ ရဇနိယံ၊ နှစ်သက်ခြင်း၏ တည်ရာဖြစ်
 သော။ [ဂုဇ္ဇဓာတ်+အနိယ၊ တနည်း “ရဇနဿ+ဌာနံ ရဇနိယံ” တဒ္ဓိတ်ပုဒ်၊
 ဣယပစ္စည်း။] ဝဏ္ဏံ၊ အဆင်းကို။ အာရမ္မဏံ ကတော ဥပ္ပဇ္ဇတိ။ [ဤတိုင်အောင်
 ရူပါရမ္မဏံ ဝါ-စသည်တို့၏ အဖွင့် ပြီးပြီ။]

နနုစ၊ စောဒနာပါဠိးအံ။ (ကိံ။) ဧတံ ဣဋ္ဌာရမ္မဏံ၊ ဤ ဣဋ္ဌအာရုံသည်။
 (သုဘနိမိတ္တတာ၊ သုဘဟု ယူခြင်း၏ အကြောင်း၏ အဖြစ်ကြောင့်လည်း
 ကောင်း။ ရဇနိယတ္တာ စ၊ တပ်မက်ဖွယ်၏ အဖြစ်ကြောင့် လည်းကောင်း။)
 လောဘဿ၊ ၏။ ဝတ္ထု၊ တည်ရာသည်။ ဟောတိ နနု၊ ဖြစ်သည် မဟုတ်ပါ
 လော။ ကထံ၊ အဘယ်ကြောင့်။ ဧတံ စိတ္တံ၊ ဤ ဣဋ္ဌာရုံဟူသော အာရုံရှိ
 သော စိတ်သည်။ ကုသလံ နာမ၊ ကုသိုလ်မည်သည်။ ဇာတံ၊ ဖြစ်ရသနည်း။
 ဣတိ၊ ဤသို့။ (နနုစ၊ စောဒနာပါ၏။) နိယမိတဝသေန၊ ကုသိုလ်ပြုခြင်း၌
 အမြဲ သတ်မှတ်အပ်သော စိတ်၏ အစွမ်းကြောင့်လည်းကောင်း။ ပရိဏာမိတ-
 ဝသေန၊ ကုသိုလ်ပြုခြင်း၌ ညွတ်စေအပ်သော စိတ်၏ အစွမ်းကြောင့်လည်း
 ကောင်း။ သမုဒါစာရဝသေန၊ ကောင်းစွာ အထက်အထက်၌ လေ့ကျက်အပ်
 ပြီးသော စိတ်၏ အစွမ်းကြောင့် လည်းကောင်း။ အာဘုဇိတဝသေန၊ နှလုံး

၁။ နိယမိတ။ ပ။ အာဘုဇိတဝသေန။ ။ အဋ္ဌကထာ၌ “စိတ္တံ နိယမိတံ” စသည်ဖြင့်
 လည်းကောင်း၊ ဋီကာ၌ “နိယမိတဿ စိတ္တဿ ဝသေန၊ ဧဝမိတရေသု ဋီသု” ဟု
 လည်းကောင်းဖွင့်သောကြောင့် နိယမိတ-စသော ၃-ပုဒ် အတွက် စိတ်ကို အရကောက်
 ရ၏။ “အာဘောဂေါ အာဘုဇိတံ” ဟု ဘာဝသာဓန ပြသောကြောင့် အာဘုဇိတ
 အတွက် နှလုံးသွင်းခြင်း (ယောနိသောမနသိကာရ) ကြိယာကို ကောက်ရသည်။ [နိယ-
 မိယတေတိ နိယမိတံ၊ ပရိဏာမိယတေတိ ပရိဏာမိတံ။ သမ္မာ+ဥဒ္ဓံ+အာစရိယတေတိ
 သမုဒါစာရော။ “ကောင်းစွာ+အထက်အထက်၌+လေ့ကျက်အပ်သော (ကျင့်သားရ
 နေသော) စိတ်” ဟု သဒ္ဒတ္ထဖြစ်၏။ ထိုနိယမိတ၏ အဓိပ္ပာယ်ကို အကျယ်ပြုခန်း၌ ထင်
 ရှားစေလတ္တံ့။]

သွင်းခြင်း၏ အစွမ်းကြောင့်လည်းကောင်း။ (တေံ စိတ္တံ ကုသလံ နာမ ဇာတံ။) ဣတိ၊ တည်း။

ဟိ၊ ချုံ။ ယဿ၊ အကြင် ပုဂ္ဂိုလ်၏။ မယာ၊ သည်။ ကုသလမေဝ၊ ကုသိုလ်ကိုသာ။ ကတ္တဗ္ဗံ၊ ပြုထိုက်၏။ ဣတိ၊ သို့။ ကုသလကရဏေ၊ ကုသိုလ် ပြုခြင်း၌။ စိတ္တံ၊ သည်။ ဝါ၊ ကို။ နိယမိတံ၊ အမြဲသတ်မှတ် ဆုံးဖြတ်အပ်ပြီး သည်။ ဟောတိ၊ ၏။ အကုသလပုဝတ္တိတော၊ အကုသိုလ် ဖြစ်ခြင်းမှ။ နိဝတ္တေတော၊ ဆုတ်နှစ်စေ၍။ ကုသလကရဏေယေဝ၊ ၌သာ။ (စိတ္တံ၊ သည်။ ဝါ၊ ကို။) ပရိဏာမိတံ၊ ညွတ်စေအပ်သည်။ ဟောတိ၊ ၏။ အဘိဏ္ဍကရဏေန၊ မပြတ် ပြုခြင်းဟူသော။ (အလေ့အကျက်ရသော။) ကုသလသမုဒါစာရေနေဝ၊ ကုသိုလ်၏ ကောင်းစွာ အထက် အထက်၌ ဖြစ်ခြင်းဖြင့်သာလျှင်။ (စိတ္တံ။) သမုဒါစရိတံ၊ ကောင်းစွာ အထက်အထက်၌ ဖြစ်စေအပ်သည်။ ဝါ၊ လေ့ကျက် အပ်သည်။ ဟောတိ၊ ၏။ စ၊ အဖို့တပါးကား။ ပတိရူပဒေသဝါသ။ ပ။ ပုဗ္ဗေကတပုညတဒီဟိ၊ သင့်တင့်လျောက်ပတ်သော အရပ်၌ နေရခြင်း၊ သူတော် သူမြတ်တို့ကို မှီခိုရခြင်း၊ သူတော်ကောင်းတရားကို နာရခြင်း၊ ရှေးရှေးဘဝ၌ ပြုအပ်ခဲ့သော ကောင်းမှုရှိသူအဖြစ် အစရှိကုန်သော။ ဥပနိဿယေဟိ၊ အား ကြီးသော မှီရာအကြောင်းတို့ကြောင့်။ ယောနိသော၊ သင့်သော အကြောင်း အားဖြင့်။ အာဘောဂေါ စ၊ နှလုံးသွင်းခြင်းသည်လည်း။ ပဝတ္တတိ၊ ၏။ တဿ၊ ထို ပုဂ္ဂိုလ်၏။ ဣမိနာ နိယမိတဝသေန၊ ဤသို့ အမြဲ သတ်မှတ်အပ် သော စိတ်၏ အစွမ်းကြောင့်လည်းကောင်း။ ဣမိနာ ပရိဏာမိတဝသေန၊ ဤသို့ ညွတ်စေအပ်သော စိတ်၏ အစွမ်းကြောင့်လည်းကောင်း။ ဣမိနာ

၁။ ဣမိနာ။ ပ။ ဇာတံ။ ။ “ငါ့မှာ မည်သည့်အာရုံနှင့် တွေ့တွေ့ ကုသိုလ်စိတ်သာ ဖြင့်စေရမည်” ဟု အမြဲသတ်မှတ် ဆုံးဖြတ်ထားသူ၌ ကုသိုလ်စိတ်သာ ဖြစ်၏။ အကုသိုလ် မဖြစ်အောင် စိတ်ကို စောင့်စည်း၍ ကုသိုလ်ဖြစ်ဖို့ရန် စိတ်ညွတ်ထားသူ၌ ကုသိုလ်စိတ် သာ ဖြစ်၏။ ရှေးရှေးကပင် ကုသိုလ်စိတ်၌ အလေ့အကျက် ရနေသူမှာလည်း ကုသိုလ် စိတ်သာ ဖြစ်တတ်၏။ ဘယ်ကိစ္စ၌မဆို သင့်တော်အောင် နှလုံးသွင်းမှု အာဘုဇိတ (ယောနိသောမနသိကာရ) ရှိသူမှာလည်း ကုသိုလ်စိတ် ဖြစ်တတ်၏။ ဤအကြောင်း ၄-ပါးကြောင့် သုဘနိမိတ် ဣဋ္ဌာရုံနှင့် တွေ့ရသော်လည်း လောဘစိတ်မဖြစ်ပဲ ကုသိုလ် စိတ်သာ ဖြစ်ရပေသည်။

[ဆောင်] အာရုံလွေ့လွေ့၊ မျိုးစုံတွေ့လည်း၊ မမေ့စေအပ်၊ ကုသိုလ်မြတ်၌၊ သတ်မှတ်၍ထား၊ ညွတ်စေငြားတည်း၊ ရှေ့ဖျားဆက်ဆက်၊ ကုသိုလ် ဘက်၌၊ လေ့ကျက် များသဖြင့်၊ အဆင့်ဆင့်သာ၊ အသင့် မနော၊ ယောနိသောကြောင့်၊ ကောင်းသော ဣဋ္ဌ၊ တွေ့ကြုံရလည်း၊ လောဘ မဖြစ် ကုသိုလ်ဖြစ်သည်၊...စင်စစ် သူမြတ် သဘောတည်း။

သမုဒါစာရဝသေန၊ ဤသို့ ကောင်းစွာ အထက်အထက်၌ ဖြစ်စေသော စိတ်၏ အစွမ်းကြောင့် လည်းကောင်း။ ဣမိနာ အာဘုဇိတဝသေန၊ ဤသို့ နှလုံး သွင်းခြင်း၏ အစွမ်းကြောင့်လည်းကောင်း။ ကုသလံ နာမ ဇာတံ ဟောတံ။

ပန၊ ဆက်။ [ရှေး နိဿယ၌ “ပန၊ အဖို့တပါးကား” ဟု ပေးသည်။] ဣတ္ထ၊ ဤ ပထမ မဟာကုသိုလ်စိတ် ဖြစ်ရာ၌။ အာရမ္မဏဝသေန၊ ဖြင့်။ သောမနဿ သဟဂတဘာဝေါ၊ သောမနဿ သဟဂုတ်၏ အဖြစ်ကို။ ဝေဒိတဗျော၊ ၏။ ဟိ၊ မှန်။ ဣဋ္ဌာရမ္မဏသ္မိံ၊ ဣဋ္ဌာရုံ၌။ ဥပ္ပန္နတ္တာ၊ ဖြစ်သည်၏ အဖြစ်ကြောင့်။ ဧတံ၊ ဤ ပထမ မဟာကုသိုလ်စိတ်သည်။ သောမနဿသဟဂတံ၊ သောမနဿသဟဂုတ် သည်။ ဇာတံ၊ ဖြစ်ပြီ။ ဣတ္ထ၊ ဤ သောမနဿ သဟဂုတ်၏ အဖြစ်၌။ သဒ္ဓာဗဟုလ- တာဒိနိပိ၊ များစွာ သဒ္ဓာရှိသူ၏အဖြစ် အစရှိသည်တို့သည်လည်း။ ကာရဏာနိ ယေဝ၊ အကြောင်းတို့ပင်တည်း။ [ပိဖြင့် ပြခဲ့သော အာရမ္မဏကို ပေါင်း။] ဟိ၊ ချဲ့။ အဿဒ္ဓာနံ၊ သဒ္ဓာ-မရှိသူတို့၏လည်းကောင်း။ မိစ္ဆာဒိဋ္ဌိနဉ္စ၊ မိစ္ဆာအယူရှိ သူတို့၏လည်းကောင်း။ ဧကန္တဣဋ္ဌာရမ္မဏဘူတံ၊ ဧကန် ဣဋ္ဌာရုံဖြစ်၍ ဖြစ်သော။ (အတိဣဋ္ဌာရုံ ဖြစ်သော။) တထာဂတဇ္ဈပမ္ပိ၊ မြတ်စွာဘုရား၏ အဆင်းတော် ကို သော်မှလည်း။ ဒိသ္မာ၊ မြင်ရ၍။ သောမနဿံ၊ သည်။ နုပ္ပဇ္ဇတိ၊ မဖြစ် နိုင်။ စ၊ သည်သာ မကသေး။ ယေ၊ အကြင် ပုဂ္ဂိုလ်တို့သည်။ ကုသလပ္ပဝတ္တိယံ၊ ကုသိုလ်ဖြစ်ခြင်း၌။ အာနိသံသံ၊ အာနိသင်ကို။ န ပဿန္တိ၊ မမြင်ကြကုန်။ တေသံ၊ ထို ပုဂ္ဂိုလ်တို့၏။ ဝါ၊ တို့သည်။ ပရေဟံ၊ သူတပါးတို့သည်။ ဥဿာဟိ- တာနံ၊ တိုက်တွန်းအပ်ကုန်သည်ဖြစ်၍။ ကုသလံ၊ ကို။ ကရောန္တာနံပိ၊ ပြုရပါ ကုန်သော်လည်း။ သောမနဿံ နုပ္ပဇ္ဇတိ။ တသ္မာ၊ ကြောင့်။ သဒ္ဓာဗဟုလတာ၊ များစွာသဒ္ဓာရှိသူ၏ အဖြစ်လည်းကောင်း။ ဝိသုဒ္ဓဒိဋ္ဌိတာ၊ စင်ကြယ်သော အယူရှိသူ၏ အဖြစ်လည်းကောင်း။ အာနိသံသဒဿာဝိတာ၊ အာနိသင်ကို မြင် လေ့ ရှိသူ၏ အဖြစ်လည်းကောင်း။ ဣတိ ဝေမ္ပိ၊ ဤသို့လည်း။ ဝါ၊ ဤ အကြောင်းကြောင့်လည်း။ ဣတ္ထ၊ ဤ ပထမ မဟာကုသိုလ်စိတ် ဖြစ်ရာ၌။ သောမနဿသဟဂတဘာဝေါ ဝေဒိတဗျော။ [သဒ္ဓာ+ဗဟုလာ ယဿာတိ သဒ္ဓာဗဟုလော၊ တဿ+ဘာဝေါ သဒ္ဓာ ဗဟုလတာ။]

အပိ စ၊ သည်သာ မက-သေး။ ဗုဒ္ဓာနုဿတိ၊ မြတ်စွာဘုရား၏ (အရဟတ- အစရှိသော) ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်းလည်းကောင်း။ ဓမ္မာ- နုဿတိ၊ တရားတော်၏ (သွာက္ခာတတာ-အစရှိသော) ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်းလည်းကောင်း။ သံဃာနုဿတိ၊ အရိယာ သံဃာတော်၏ (သုပ္ပဋိပန္နတာ-အစရှိသော) ဂုဏ်တော်ကို အဖန်ဖန် အောက်မေ့ခြင်း လည်း

ကောင်း။ သီလာနုဿတိ၊ မိမိသီလ၏ (အခဏတော-အစရှိသော) ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်းကို လည်းကောင်း။ စာဂါနုဿတိ၊ မိမိစွန့်ကြဲခြင်း၏ (မစ္ဆေရ အညစ်အကြေးမှ ကင်းဝေးသော) ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်းလည်းကောင်း။ ဒေဝတာနုဿတိ၊ နတ် ဗြဟ္မာတို့ကို သက်သေအရာ၌ထား၍ မိမိ၏ သဒ္ဓါစသော ဂုဏ်ကို အဖန်ဖန် အောက်မေ့ခြင်းလည်းကောင်း။ ဥပသမာနုဿတိ၊ နိဗ္ဗာန်၏ အေးမြ ငြိမ်းချမ်းပုံကို အဖန်ဖန် အောက်မေ့ခြင်းလည်းကောင်း။ လူပုဂ္ဂလပရိဝဇ္ဇနတော၊ ဒေါသအစွမ်း ကြမ်းတမ်းသော ပုဂ္ဂိုလ်ကို ရှောင်ကြဉ်ခြင်းရှိသူ၏ အဖြစ်လည်းကောင်း။ [လူပုဂ္ဂလာ-ဒေါသဗဟုလာ။] သိနိဒ္ဓပုဂ္ဂလသေဝနတော၊ မေတ္တာပြန်ပြော ညက်ညောသော ပုဂ္ဂိုလ်ကို မှီခိုခြင်း ရှိသူ၏ အဖြစ်လည်းကောင်း။ [အဒေါသဗဟုလာ-သိနိဒ္ဓပုဂ္ဂလာ။] ပသာဒနိယသုတ္တန္တ ပစ္စဝေက္ခဏတော၊ ကြည်ညိုဖွယ်ကောင်းသော သုတ္တန်ကို ဆင်ခြင်ခြင်း ရှိသူ၏ အဖြစ်လည်းကောင်း။ တဒဓိမုတ္တတော၊ ထိုပီတိသမ္မောဇ္ဈင်၌ စွဲမြဲသက်ဝင်သောပုဂ္ဂိုလ်၏ အဖြစ်လည်းကောင်း။ ဣတိ၊ သို့။ ကောဒသ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ ပီတိသမ္မောဇ္ဈင်္ဂဿ၊ ၏။ ဥပ္ပာဒါယ၊ ဖြစ်ခြင်းငှာ။ သံဝတ္တန္တိ၊ ကုန်၏။ ဣမေဟိ ကာရဏေဟိပိ၊ ဤအကြောင်းတို့ကြောင့်လည်း။ ဣတ္ထ၊ ဤပထမ မဟာကုသိုလ်စိတ် ဖြစ်ရာ၌။ သောမနဿသဟဂတဘာဝေါ ဝေဒိတဗ္ဗော။ [ပီတိက သောမနဿနှင့် မကင်းနိုင်သောကြောင့် ပီတိ ဖြစ်ကြောင်း တို့သည် သောမနဿ ဖြစ်ကြောင်းလည်း ဟုတ်၏။] ပန၊ ဆက်။ ဣမေသံ၊ ဤတဆယ့်တပါးသော တရားတို့၏။ ဝိတ္ထာရော၊ သည်။ ဗောဇ္ဈင်္ဂဝိဘင်္ဂေ၊ ၌။ အာဝီ၊ ထင်ရှားစွာ။ ဘဝိဿတိ၊ လတ္တံ့။

ပန၊ ကား။ (သောမနဿ ဖြစ်ကြောင်းမှတစ်ပါး ဉာဏ သမ္ပယုတ် ဖြစ်ကြောင်း ကား။) ကမ္မတော၊ (ဉာဏ်၏ အဆောက်အဦ ဖြစ်သော) ကံလည်းကောင်း။ (ဣတိ-၌ စပ်။) ဥပပတ္တိတော၊ ဗြဟ္မာ့ပြည်၌ ပဋိသန္ဓေ နေရခြင်းလည်းကောင်း။ ဣန္ဒြိယပရိပါကတော၊ ပညိန္ဒြေ၏ ရင့်ကျက်ခြင်းလည်းကောင်း။ ကိလေသဒ္ဓရိဘာဝတော၊ ကိလေသာတို့၏ ဝေးကွာကုန်သည်၏ အဖြစ်လည်းကောင်း။ ဣတိ၊ သို့။ ဣတ္ထ၊ ဤပထမ မဟာကုသိုလ်စိတ်ဖြစ်ရာ၌။ ဣမေဟိ ကာရဏေဟိ၊ ဤ အကြောင်းတို့ကြောင့်။ ဉာဏသမ္ပယုတ္တတော၊ ဉာဏသမ္ပယုတ်၏ အဖြစ်ကို။ ဝေဒိတဗ္ဗော၊ ၏။ ဟိ၊ ခဲ့။ ယော၊ အကြင် ပုဂ္ဂိုလ်သည်။ ပရေသံ၊ သူတစ်ပါး တို့အား။ ဓမ္မံ၊ ကို။ ဒေသေတိ၊ ဟောခဲ့၏။ [ရှေးတုန်းက ဟောခဲ့ခြင်းကို တံကာလာပေက္ခ-ဝတ္တမာန်ဖြင့် “ဒေသေတိ”ဟု ဆိုသည်။ နောက်၌လည်း နည်းတူ။] အနဝဇ္ဇာနိ၊ အပြစ်မရှိကုန်သော။ သိပ္ပာယတန ကမ္မာယတနဝိဇ္ဇာဌာ-

နာနိံ၊ အသက်မွေးခြင်း၏ အကြောင်းဖြစ်သော ဆင်စီး မြင်းစီး စသော အတတ်၊ အသက်မွေးခြင်း၏ အကြောင်းဖြစ်သော လယ်ထွန် ကုန်ရောင်း နွားကျောင်းမှု စသောအလုပ်၊ အသက်မွေးခြင်း၏ အကြောင်းဖြစ်သော အာယုဝေဒ-စသော အတတ်တို့ကို။ သိက္ခာပေဟံ၊ သင်စေခဲ့၏။ ဝါ၊ သင်ပေးခဲ့၏။ (ရှေးက အာယုဝေဒ-ကို “သက်ကြည့်ဗေဒအတတ်” ဟု ပေးသည်။) ဓမ္မကထိကံ၊ ဓမ္မကထိကပုဂ္ဂိုလ်ကို။ သက္ကာရံ၊ ကောင်းစွာပြုအပ်သော ပူဇော်မှုကို။ ကတု၊ ရှိ။ ဓမ္မံ၊ ကို။ ကထာပေတိ၊ ဟောစေခဲ့၏။ အာယတံ၊ နောင်အခါ၌။ ပညဝါ၊ ပညာရှိသူသည်။ ဘဝိဿာမိ၊ ဖြစ်ရပါလိမ့်။ ဣတိ၊ သို့။ ပတ္တနံ၊ ဆုတောင်းမှုကို။ ပဋ္ဌပေတု၊ ဖြစ်စေ၍။ နာနပုကာရံ၊ အထူးထူးသော အပြားရှိသော။ ဒါနံ၊ ကို။ ဒေတိ၊ ပေးလှူခဲ့၏။ တဿ၊ ထို ပုဂ္ဂိုလ်၏။ ဝေရူပံ၊ သော။ ကမ္မံ၊ ကို။ ဥပနိဿာယ၊ မှီ၍။ ကုသလံ၊ သည်။ ဥပ္ပဇ္ဇမာနံ၊ ဖြစ်လတ်သော်။ ဉာဏသမ္ပယုတ္တံ၊ ဉာဏသမ္ပယုတ် ကုသိုလ်စိတ်သည်။ ဥပ္ပဇ္ဇတိ။

[ကမ္မတော၏ အကျယ်ကို ပြုပြီး၍ ဥပပတ္တိတော၏ အကျယ်ကို ပြလိုသောကြောင့် အဗျာပဇ္ဇေ-စသည်မိန့်။]

၂ အဗျာပဇ္ဇေ၊ ဒေါမနဿ ဗျာပါဒ မရှိသော။ လောကေ၊ ဗြဟ္မာ့ပြည်ဟူသော လောက၌။ ဥပပန္နဿ ဝါပိ၊ ဖြစ်ရသော ပုဂ္ဂိုလ်၏လည်း။ (ဉာဏ-

၁။ သိပ္ပါ။ ပ။ ဝိဇ္ဇာဌာနာနိံ။ ။ ဆင်စီးအတတ် စသော အတတ်သည်ပင် အသက်မွေးခြင်း၏ အကြောင်း ဖြစ်သောကြောင့် အာယတနလည်း မည်၏။ အာယတနသဒ္ဓါသည် ကာရဏ-အနက်ဟောတည်း။ သိပ္ပံ ဝေ+အာယတနံ သိပ္ပါယတနံ။ ကမ္မလယ်ထွန် ကုန်ရောင်း နွားကျောင်း စသော အလုပ်သည်ပင်+အာယတန မည်၏။ ဝိဇ္ဇာဟူသည် အာယုဝေဒ-အသက်အပိုင်းအခြားကို သိတတ်သော အတတ်တည်း။ ထိုအတတ်လည်း အသက် မွေးခြင်း၏ တည်ရာ အကြောင်းဖြစ်သောကြောင့်ဌာနမည်၏။

၂။ အဗျာပဇ္ဇေ လောကေ။ ။ “ဒေါမနဿ ဗျာပါဒရဟိတေ ရူပဘဝေ” ဟု ဋီကာ ဖွင့်သောကြောင့် “လောက” အရ ရူပဘဝကို ယူရသည်။ ထို ရူပဘဝ၌ ဖြစ်ရသူမှာလည်း ထို ဖြစ်ခြင်းကို အကြောင်းပြု၍ ကုသိုလ်ဖြစ်လျှင် ဉာဏသမ္ပယုတ် ကုသိုလ်ပင် ဖြစ်သည်-ဟူလို။ [“အဘိဇ္ဈာ ဗျာပါဒ” စသည်၌ ဒေါသကို “ဗျာပါဒ” ဟု ခေါ်ရ၏။ “အဗျာပဇ္ဇေ သုခံ လောကေ” ဟူသော ဥဒါန်းဂါထာ၌ ဒေါသ၏ ဆန့်ကျင်ဘက် မေတ္တာကို “အဗျာပဇ္ဇေ” ဟု ခေါ်ရ၏။ ရူပဘုံ၌လည်း ဒေါသ-မဖြစ်ခြင်းက ထင်ရှား၏။ ထို့ကြောင့် “ဒေါမနဿ ဗျာပါဒရဟိတေ” နေရာဝယ် “ဒေါသဗျာပါဒရဟိတေ” ဟု ရှိလျှင် အခြားနေရာပါဠိသုံးနှင့် သာ၍သင့်မည် ထင်သည်။]

သမ္ပယုတ္တံ ဥပုဇ္ဇတိ-ဥပုဇ္ဇတိ။ တဿ။ပ။ ဟောတီတိ၊ ဟူသော။ ဣမိနာ နယေန၊
 ဖြင့်။ ဥပပတ္တိံ၊ ပဋိသန္ဓေနေရခြင်းကို။ နိဿာယပိ၊ မှီ၍လည်း။ ဥပုဇ္ဇမာနံ၊
 ဖြစ်လတ်သော်။ ဝါ၊ ဖြစ်သော။ ကုသလံ၊ သည်။ ဉာဏသမ္ပယုတ္တံ ဥပုဇ္ဇတိ။
 [တတ္ထ၊ ထို ဗြဟ္မာ့ပြည်၌။ သုခိနော၊ သုခရှိသော။ တဿ၊ ထိုပုဂ္ဂိုလ်၏ သန္တာန်။
 မဗ္ဗပဒါ၊ တရားအစုတို့သည်။ ပ္ဍဝန္တိ (ပိလဝန္တိ)၊ ပေါလောပေါ် သကဲ့သို့
 ထင်ရှားကုန်၏။ ဘိက္ခဝေ၊ တို့။ သတုပ္ပာဒေါ၊ သတိ၏ ဖြစ်ခြင်းသည်။ (သတိ
 ရခြင်းသည်။) ဒန္ဓော၊ လေးဆေးသေး၏။ အထ၊ သတိရရာ ထိုအခါ၌။ သော
 သတ္တော၊ ထို သတ္တဝါသည်။ (ဤလူ့ ဘဝတုန်းက အလွန်အမင်း အားထုတ်
 ခဲ့သော ထို သတ္တဝါသည်။) ခိပ္ပမေဝ၊ လျင်မြန်စွာသာလျှင်။ ဝိသေသဘာဂီ၊
 ထူးသော တရားအဖို့ရှိသည်။ (တရားထူးရဖို့ရှိသည်။)၊ ဟောတိ။]

[ဥပပတ္တိတော၏ အကျယ်ကို ပြုပြီး၍ ဣန္ဒြိယပရိပါကတော၏ အကျယ်ကို
 ပြလိုသောကြောင့် တထာ-စသည်မိန့်။]

တထာ၊ ထိုမှတပါး။ ဣန္ဒြိယပရိပါကံ၊ ပညိန္ဒြေ၏ ရင့်ကျက်ခြင်းသို့။ ဥပ-
 ဂတာနံ၊ ကပ်ရောက်ကုန်သော။ ပညာဒသကပ္ပတ္တာနံ၊ ပညာဒသကသို့ ရောက်
 သောပုဂ္ဂိုလ်တို့၏။ ဣန္ဒြိယ ပရိပါကံ၊ ပညိန္ဒြေ၏ ရင့်ကျက်ခြင်းကို။ နိဿာယပိ
 ကုသလံ။ပ။ဥပုဇ္ဇတိ။

၁။ တဿ။ပ။ဝိသေသဘာဂီ။ ။ဤပါဠိအသွားအတိုင်း စတုတ္ထအင်္ဂုတ္တိရ၊ စတုတ္ထပဏ်
 မဟာဝဂ္ဂ-ပထမသုတ်၌ ရှိ၏။ သို့သော် ထို ပါဠိတော်ကား နတ်ပြည်၌ဖြစ်ပုံကို ပြသော
 ပါဠိတော်ဖြစ်သောကြောင့် အများပဇ္ဇာလောက မဟုတ်ရကား တိုက်ရိုက် သာဓက-
 မဟုတ်။ ထို့ကြောင့် ထို ပါဠိတော်ကို ဝိသေသဘာဂီ ဖြစ်ရာ၌ နည်းပြ အနေအားဖြင့်
 ယူထားကြောင်းကို သိစေလို၍ “ဣမိနာ နယေန” ဟု ဆိုသည်။ “ထို ဗြဟ္မာ့ပြည်၌
 ဖြစ်ရာသူမှာ ရှေးက အားထုတ်အပ်ခဲ့သော တရားကို ပြန်၍ အောက်မေ့နေရတဲ့ အချိန်
 ကပင် နှေးစရာရှိသေး၏။ အောက်မေ့မိသည်နှင့် တဆက်တည်း တရားထူး ရဖို့ရန်မှာ
 အလွန်မြန်ပါသည်” ဟုလို။

၂။ ဓမ္မပဒါ ပ္ဍဝန္တိ။ ။ပဒ-သဒ္ဓါသည် ကောဋံသ၊ အနက်ဟော။ ပ္ဍုဇာတ်
 သည် ရေပေါ်၌ ပေါလောမျောသွားခြင်း အနက်ကို ဟော၏။ ထိုသို့ ပေါလောမျော
 နေလျှင် အများမြင်အောင် ထင်ရှားသောကြောင့် ပိလဝန္တိကို “ဥပဋ္ဌဟန္တိ ဒိဿန္တိ”
 ဟု ဋီကာဖွင့်သည်။ [သက္ကတ၌ ပ္ဍုဇာတ်သည် ပါဠိ၌ ပိလုဇာတ်ဖြစ်၏။ ထို့ကြောင့်
 “ပိလဝန္တိ” ပါဠိလည်း ပါဠိမှန်ပင်။]

၃။ ပညာဒသကပ္ပတ္တာနံ။ ။ဒသာသဒ္ဓါသည် အခိုက်အတန့်အနက်ကို ဟော၏။
 [ဒသာ ဝတ္ထာ ပဋ္ဌန္တေသု။-အဘိဓာန် (၁၁၂၈)။] “ဒသာယေဝ ဒသကံ” ဟု
 ပြု။ ပညာယ၊ ၏၊ဒသကံ၊ အခိုက်အတန့်တည်း။ ပညာဒသကံ၊ တန့်။ ပညာဒသကံ+

[ဣန္ဒြိယ ပရိပါကတော၏ အကျယ်ကို ပြပြီး၍ ကိလေသဒူရိဘာဝတော၏ အကျယ်ကို ပြလိုသောကြောင့် ယေဟိ-စသည်မိန့်။]

ပန၊ ကား။ ယေဟိ၊ အကြင် ပုဂ္ဂိုလ်တို့သည်။ ကိလေသာ၊ တို့ကို။ ဝိက္ခမ္ဘိတာ၊ ဘာဝနာဖြင့် ခွာအပ်ကုန်ပြီ။ တေသံ၊ ထို ပုဂ္ဂိုလ်တို့၏။ ကိလေသဒူရိဘာဝံ၊ ကိလေသာတို့၏ ဝေးကွာကုန်သည်၏ အဖြစ်ကို။ နိဿာယ။ ပ။ ဥပ္ပဇ္ဇတိ။ စ၊ သာဓက-ကား။ ယောဂါ။ ပ။ ဘူရိသင်္ခယောတိ၊ ဟူသော။ ဧတံ သုတ္တံ၊ ဤ ပါဠိကို။ (ဘဂဝတာ) ပိ၊ သည်လည်း။ ဝုတ္တံ၊ ပြီ။ [ယောဂါ၊ ဘာဝနာကို လွန်စွာကြိုးကုတ် အားထုတ်ကြောင်းဖြစ်သော သမာဓိကြောင့်။ (ယောဂါတံ ဘာဝနာဘိယောဂါ သမာဓိတော။) ဝေ၊ စင်စစ်။ ဘူရိ၊ မြေကြီးသဖွယ် ထုထယ်ကြီးမားသော ပညာသည်။ ဇာယတိ၊ ဖြစ်၏။ အယောဂါ၊ ဘာဝနာ ကို အားမထုတ်ခြင်းကြောင့်။ ဘူရိသင်္ခယော၊ မြေကြီးသဖွယ် ထုထယ်ကြီး မားသော ပညာ၏ ကုန်ခန်းခြင်းသည်။ ဟောတိ။]

[နိဂုံးကိုပြလို၍ “ဝေ” စသည်မိန့်။] ဝေ၊ ဤသို့လျှင်။ ကမ္မတော၊ ဉာဏ်၏ အဆောက်အဦဖြစ်သော ကံလည်းကောင်း ။ ပ။ ကိလေသဒူရိဘာဝတော၊ လည်းကောင်း။ ဣတိ၊ သို့။ ဣမေဟိ ကာရဏေဟိ၊ တို့ကြောင့်။ ဉာဏသမ္ပယုတ္တတာ ဝေဒိတဗျာ။

အပိ စ၊ သည်သာမက-သေး။ ပရိပုစ္ဆကတာ၊ အဖန်ဖန် မေးမြန်းတတ်သူ၏

ပတ္တာ ပညာဒသကပ္ပတ္တာ။ “ဉာဏ်ပညာ၏ တိုးတက်ရာ အခိုက်အတန့်” ဟူသည် အသက် ၄၀-ကျော်မှ ၅၀-အတွင်းတည်း။ [ဝိသတိနိပါတ်၊ စိတ္တသမ္ဘူတဇာတ်။]

ဒသကဆယ်မျိုး။ ။ မန္တဒသက-နို့ညို့ သေးသော ကလေးသူငယ်၏ အခိုက်အတန့် (ပထမ ဆယ်နှစ်)၊ ခိဇ္ဇာဒသက-ပျော်ပျော်ပါးပါး နေရာ အခိုက်အတန့်၊ (ဒုတိယ ဆယ်နှစ်)၊ ဝဏ္ဏဒသက-ထိုဘဝ၌ အလှဆုံး အခိုက်အတန့် (တတိယ ဆယ်နှစ်)၊ မလဒသက-အား အကောင်းဆုံး အခိုက်အတန့် (စတုတ္ထ ဆယ်နှစ်)၊ ပညာဒသက (ပဉ္စမ ဆယ်နှစ်)၊ ဟာနိဒသက=အဆင်း ခွန်အားတို့၏ ယုတ်လျော့ရာ အခိုက်အတန့် (ဆဋ္ဌ ဆယ်နှစ်)၊ ပတ္တိဒသက-ခါးကုန်းရာ အခိုက်အတန့် (သတ္တမ ဆယ်နှစ်)၊ ဝင်္ဂဒသက-ကိုင်းရုံတွင် မက ခါးကုန်း၍ ကောက်နေရာ အခိုက်အတန့် (အဋ္ဌမ ဆယ်နှစ်)၊ မောဟဒသက-သတိလစ်၍ မိန်းမော တွေဝေနေသော အားဖြင့် သူငယ်ပြန်ရာ အခိုက်အတန့် (နဝမ ဆယ်နှစ်)၊ သယနဒသက-အိပ်ရာ၌ အိပ်လျက် မထနိုင်တော့ရာ အခိုက်အတန့် (ဒသမ ဆယ်နှစ်)။

၁။ ပရိပုစ္ဆကတာ။ ။ ခန္ဓာ အာယတန စသည်နှင့်တကွ သမထ ဝိပဿနာတို့၏ အနက် အဓိပ္ပာယ်ကို မေးမြန်းလေ့ ရှိသူ၏အဖြစ်။ ပရိပုစ္ဆတိတိ ပရိပုစ္ဆကော၊ တဿ + ဘာဝေါ ပရိပုစ္ဆကတာ။ [ပရိပုစ္ဆကတာတိ-ခန္ဓဓာတုအာယတနဣန္ဒြိယဗလဗောဇ္ဈင်္ဂ မဂ္ဂင်္ဂသမထ ဝိပဿနာနံ အတ္ထသန္နိသိတပ ရိပုစ္ဆာဗဟုလတာ။ -သတိပဋ္ဌာနဝိဘင်္ဂ-ဋ္ဌကထာ-နောက်သာဓကများလည်း ဤ အဋ္ဌကထာချည်းတည်း။]

အဖြစ်လည်းကောင်း။ ဝတ္ထုဝိသဒကိရိယာ^၁၊ အဇ္ဈတ္တ ဗဟိ ၂-လိသော ဝတ္ထု
 ကို သန့်ရှင်းအောင် ပြုခြင်းလည်းကောင်း။ ဣန္ဒြိယသမတ္တပဋိပါဒနာ^၂၊ သဒ္ဓါ-
 စသော ဣန္ဒြေတို့၏ညီမျှကုန်သည်အဖြစ်ကို ပြီးစေခြင်းလည်းကောင်း။ (သဒ္ဓါန္တေ
 နှင့် ပညိန္တေကို ညီမျှအောင်ပြုခြင်း၊ သမာဓိန္တေနှင့် ဝီရိယိန္တေကို ညီမျှအောင်
 ပြုခြင်း။) ဒုပ္ပညပုဂ္ဂလပရိဝဇ္ဇနာ၊ ပညာမရှိသော ပုဂ္ဂိုလ်တို့ကို ရှောင်ကြဉ်
 ခြင်းလည်းကောင်း။ ပညဝန္တပုဂ္ဂလသေဝနာ၊ ပညာရှိသော ပုဂ္ဂိုလ်တို့ကို မှီခို
 ဆည်းကပ်ခြင်း လည်းကောင်း။ ဂမ္ဘီရဉာဏစရိယပစ္စဝေက္ခဏာ^၃၊ နက်နဲကုန်
 သည်ဖြစ်၍ ဉာဏ်ဖြင့် ကျက်စားထိုက်သော သုတ္တန်တို့ကို ဆင်ခြင်ခြင်းလည်း
 ကောင်း။ ဝါ၊ နက်နဲသော ဉာဏ်ဖြင့် ကျက်စားထိုက်သော သုတ္တန်တို့ကို
 ဆင်ခြင်ခြင်းလည်းကောင်း။ တဒဓိမုတ္တတာ^၄၊ ထို ဓမ္မဝိစယသမ္ပောဇ္ဈင်၌ စွဲမြဲ

၁။ ဝတ္ထုဝိသဒကိရိယာ။ ။ဝတ္ထုနံ၊ အဇ္ဈတ္တိကဝတ္ထု ဗဟိရဝတ္ထုတို့၏+ဝိသဒေါ၊
 သန့်ရှင်း စင်ကြယ်ခြင်းတည်း။ ဝတ္ထုဝိသဒေါ၊ ခြင်း။ တဿ၊ ကို+ကိရိယာ၊ ပြုခြင်းတည်း။
 ဝတ္ထုဝိသဒကိရိယာ၊ ခြင်း။ [ယဒါ ဟိ သာ+ကေသ နခ လောမာနိ ဒိဃာနိ ဟောန္တိ၊
 သရိရံ ဝါ ဥဿန္တဒေါသဂ္ဗေဝ (ကိုယ်တွင်း၌ သလိပ် သည်းခြေ သွေး လေ စသော
 အပြစ်ရှိသည်လည်းကောင်း။) သေဒမလမက္ခိတဉ္စ၊ တဒါ အဇ္ဈတ္တိကံ ဝတ္ထု အဝိသဒံ
 ဟောတိ အပရိသုဒ္ဓံ။ ယဒါ ပန စိဝရံ ဇိဏ္ဏံ ကိလိဋ္ဌံ ဒုဂ္ဂန္တံ ဟောတိ၊ သေနာသနံ
 ဝါ ဥက္ကာပံ၊ တဒါ ဗဟိရံ ဝတ္ထု အဝိသဒံ ဟောတိ အပရိသုဒ္ဓံ။ တသ္မာ ကေသာဒိ-
 ဆေဒနေန ဥဒ္ဓံဝိရေစန အဓောဝိရေစနာဒိဟိတိ သရိရံ-စသည်။]

၂။ ဣန္ဒြိယသမတ္တပဋိပါဒနာ။ ။သမာနံ+ဘာဝေါ သမတ္တံ။ ဣန္ဒြိယာနံ၊ သဒ္ဓါနှင့်
 ပညာ၊ သမာဓိနှင့် ဝီရိယဟူသော ဣန္ဒြေတို့၏+သမတ္တံ၊ ညီမျှကုန်သည်၏ အဖြစ်တည်း။
 ဣန္ဒြိယသမတ္တံ၊ ဖြစ်။ ပဋိပါဒိယတေ၊ အသီးအသီး ရောက်စေခြင်း။ ပဋိပါဒနာ၊ ခြင်း။
 ဣန္ဒြိယသမတ္တဿ၊ သို့+ပဋိပါဒနာ ဣန္ဒြိယသမတ္တပဋိပါဒနာ။

၃။ ဒုပ္ပညပုဂ္ဂလပရိဝဇ္ဇနံ။ ။ဒုပ္ပညပုဂ္ဂလပရိဝဇ္ဇနံ နာမ-ခန္ဓာဒိဘောဒေ အနောဂါဠ
 ပညာနံ (မသက်ဝင်သော ဉာဏ်ပညာရှိကုန်သော) ဒုမ္မေဝံပုဂ္ဂလာနံ အာရကာ ပရိဝဇ္ဇ-
 နံ။ ပညဝန္တပုဂ္ဂလသေဝနာ နာမ-သမပညာသလက္ခဏပရိဂ္ဂါဟိကာယ ဥဒယဗ္ဗယပညာ
 ယ သမန္တာဂတပုဂ္ဂလ သေဝနာ။ [သမပညာသလက္ခဏာ သိမ်းဆည်းပုံကို “အနိစ္စတော
 ဒုက္ခတော” စသည်ဖြင့် လာသောကြောင့် “တောလေးဆယ်” ဟု ခေါ်ကြ၏။ အကျယ်
 ကို ဝိသုဒ္ဓိမဂ် မဂ္ဂါမဂ္ဂဉာဏဒဿနဝိသုဒ္ဓိခန်း၌ ရှုပါ။]

၄။ ဂမ္ဘီရပပစ္စဝေက္ခဏာ။ ။ဂမ္ဘီရနံ ဉာဏေန စရိတဗ္ဗာနံ၊ ဂမ္ဘီရဉာဏေန
 ဝါ စရိတဗ္ဗာနံ၊ သုတ္တန္တာနံ ပစ္စဝေက္ခဏာ။ -ဋီကာ။ [ပထမနည်းအလို “ဉာဏေန” ကို
 စရိတဗ္ဗနှင့် သမာသံတွဲ။ ဒုတိယနည်းအလို “ဂမ္ဘီရ” ကို “ဉာဏ” နှင့် သမာသံတွဲ။]

၅။ တဒဓိမုတ္တတာ။ ။တသ္မိံ၊ ထို ဓမ္မဝိစယသမ္ပောဇ္ဈင်၌+အဓိမုတ္တော၊ စွဲမြဲမြဲ
 သက်ဝင်သူတည်း။ တဒဓိမုတ္တော၊ သူ။ တဿ+ဘာဝေါ တဒဓိမုတ္တတာ။ [တဒဓိမုတ္တ-

သက်ဝင်သော ပုဂ္ဂိုလ်၏အဖြစ်လည်းကောင်း။ ဣတိ၊ သို့။ သတ္တ၊ ကုန်သော။
 ဓမ္မာ၊ တို့သည်။ ဓမ္မဝိစယသမ္မောဇ္ဈိကံ၊ ၏။ ဥပ္ပာဒါယ၊ ငှာ။ သံဝတ္တန္တိ။
 (ဣတိ၊ သို့။) ဣမေဟိပိ ကာရဏေဟိ၊ တို့ကြောင့်လည်း။ ပ။ ဝေဒိတဗ္ဗာ။ ပန၊
 ဆက်။ ဣမေသံ၊ ဤ ၇-ပါးသော တရားတို့၏။ ဝိတ္တာရော၊ သည်။ ပ။ ဘဝိဿတိ။
 [ဉာဏသမ္ပယုတ် ဖြစ်ကြောင်းကို ပြပြီး၍ အသင်္ခါရ ဖြစ်ကြောင်းကို ပြလို
 သောကြောင့် “ဝေ” စသည်မိန့်။]

ဝေ-သို့။ ဉာဏသမ္ပယုတ္တံ၊ ဉာဏသမ္ပယုတ်သည်။ ဟုတော။ ဥပ္ပန္နဉ္စ၊ ဖြစ်သည်
 လည်း ဖြစ်သော။ ဧတံ၊ ဤ ပထမ မဟာကုသိုလ်စိတ်သည်။ အသင်္ခါရေန၊
 သင်္ခါရမရှိသော အကြောင်းအပေါင်းကြောင့်။ အပ္ပယောဂေန၊ ပယောဂ မရှိ
 သော အကြောင်းအပေါင်းကြောင့်။ အနုပါယစိန္တနာယ၊ ဥပါယ်တံမျှင်ကို

တာ နာမ-ဌာနနိသဇ္ဇာဒီသု ဓမ္မဝိစယသမ္မောဇ္ဈိကံသမုဋ္ဌာပနတ္ထံ နိန္ဒပေါဏပဗ္ဗာရစိတ္တ-
 တာ (ညွတ်သော ကိုင်းသော ရှိုင်းသောစိတ်) ရှိသူ၏ အဖြစ်။]

၁။ အသင်္ခါရေန။ ။ သင်္ခါရေတိ၊ ပြုစီမံတတ်၏။ ဣတိ သင်္ခါရော၊ သင်္ခါရ-မရှိလျှင်
 ဖြစ်မည်မဟုတ်သောစိတ်ကို ဖြစ်အောင် ပြုစီမံတတ်သည်-ဟုလို။ နောက်နောက်စိတ်
 ဖြစ်ပေါ်လာအောင် ရှေ့အဖို့၌ဖြစ်သော ကာယပယောဂ၊ ဝစီပယောဂနှင့် အကျိုး
 အပြစ်ကို စဉ်းစားခြင်းစသော ဥပါယစိန္တနာကို သင်္ခါရအရယူပါ။ ထို့ကြောင့်
 “အပ္ပယောဂေန အနုပါယစိန္တနာယ” ဟု ဖွင့်သည်။ ထိုအဖွင့်သည် အသင်္ခါရေန၌သင်္ခါ
 ရ၏ သရုပ်ပြတည်း။ ထို့နောက် “နတ္ထိ+သင်္ခါရော ယဿာတိ အသင်္ခါရော” ဟု ပြ၍
 သင်္ခါရ-မရှိသော အာရုံ မနသိကာရ-စသော အကြောင်းအပေါင်းကို “အသင်္ခါရ” ဟု
 ယူပါ။

ပယောဂဥပါယ။ ။ သင်္ခါရကို ပယောဂ ဥပါယ (စိန္တနာ) ဟု ဖွင့်ရာ၌ ပယောဂ-
 ဥပါယဟူသည် အဘယ်နည်းဟု မေးဖွယ်ရှိ၏။ နောက်လာမည့် ဒုတိယစိတ်၌ သသင်္ခါ-
 ရေနကို “သပ္ပယောဂေန သဥပါယေန ပစ္စယဂဏေန” ဟု ဖွင့်၏။ ထို ဋီကာ၌လည်း
 သပ္ပယောဂေနကို “လီနဿ စိတ္တဿ ဥဿာဟနပယောဂသဟိတေန” ဟု လည်း
 ကောင်း။ “သဥပါယေနာတိ ကုသလဿ ကရဏာကရဏေသု အာဒိနဝါနိသံသ-
 ပစ္စဝေက္ခဏံ ပရေဟိ ဥဿာဟနန္တိ ဝေမာဓိဥပါယသဟိတေန” ဟု လည်းကောင်း
 ဖွင့်၏။ [ဥဿာဟနံ ပေသနံ နိယောဇနံ-အနု။]

ဤအဖွင့်များကို ကြည့်၍ “တွန့်ဆုတ်သောစိတ်ကို အားတက်လာအောင် ပြုအပ်သော
 ကာယပယောဂ (လမ်းလျှောက်ခြင်း၊ လက်ရုံး၊ လက်မောင်း၊ ဆန့်တန်းခြင်း စသည်) နှင့်
 ဝစီပယောဂ (အားတက်ဖွယ်ကောင်းသော တရားဂါထာ ပျို့ ကဗျာ လင်္ကာတို့ကို
 ရှုတ်ဆိုခြင်းစသည်) ကို ပယောဂ” ဟု လည်းကောင်း၊ ကုသိုလ်မပြုခြင်း၌ အပြစ်၊ ပြုခြင်း
 ၌ အကျိုးကို ဆင်ခြင်စဉ်းစားမှုနှင့် သူတပါးတို့၏ ကုသိုလ်ပြုမှုရန်၌ စေခိုင်းတိုက်တွန်း
 မှုကို “ဥပါယ=အကြောင်း=ဥပါယ်တမျိုး” ဟု လည်းကောင်း ခွဲခြားမှတ်သားပါ။

မကြံစည်ခြင်းကြောင့်။ ဥပ္ပန္နတ္တာ၊ ဖြစ်သည်၏ အဖြစ်ကြောင့်။ အသင်္ခါရံ နာမ၊ အသင်္ခါရ မည်သည်။ ဇာတံ၊ ဖြစ်ပြီ။ တယံဒံ၊ ထို သောမနဿ သဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရ ပထမ မဟာကုသိုလ် စိတ်သည်။ ရဇနိယ-ဝဏ္ဏာရမ္ပဏံ၊ နှစ်သက်ဖွယ်အဆင်းဟူသော အာရုံရှိသည်။ ဟုတော့။ ဥပ္ပဇ္ဇမာနမေဝ၊ ဖြစ်လျှင်ဖြစ်ခြင်းပင်။ တိဝိဓေန၊ သော။ နိယမေန၊ အမှတ်အသားဖြင့်။ ဥပ္ပဇ္ဇတိ၊

မှတ်ချက်။ ။ နောက်စိတ်၌ အသင်္ခါရေကို “သပ္ပယောဂေန သဥပါယေန ပစ္စယ-ဂဏေန” ဟု ဖွင့်သကဲ့သို့ ဤ၌လည်း အသင်္ခါရေကို “အပ္ပယောဂေန အနုပါယေန ပစ္စယဂဏေန” ဟု ဖွင့်လျှင် ကောင်း၏။ “အနုပါယစိန္တနာယ” ကား စာနေမကောင်း လှ။ ပါဠိရှိအတိုင်းသာ အနက်ပေးလိုက်ရသည်။

ပစ္စယဂဏေန။ ။ “ယေန ဟိ အာရမ္ပဏာဒိနာ ပစ္စယဂဏေန” ဟု ဖွင့်လတ္တံ့ကို ရှု၍ ရိုးရာဖြစ်သော အာရုံ ခွါရ မနသိကာရ စသော အကြောင်းအပေါင်းကို “ပစ္စယ-ဂဏ” ဟု မှတ်ပါ။ မှန်၏—မည်သည့်စိတ်မဆို အာရုံမရှိလျှင် မဖြစ်နိုင်၊ စက္ခု။ ပ။ မနော ခွါရဟူသော ခွါရတပါးပါး မရှိလျှင်လည်း မဖြစ်နိုင်၊ ယောနိသောမနသိကာရ မရှိလျှင် လည်း ကုသိုလ်စိတ် မဖြစ်နိုင်။ [“အယောနိသောမနသိကာရ မရှိလျှင် အကုသိုလ်စိတ် မဖြစ်နိုင်၊ အနုသယကင်းသော ရဟန္တာသန္တာန်မဟုတ်လျှင်လည်း ကြိယာစိတ် မဖြစ်နိုင်၊ ရှေးကံမရှိလျှင်လည်း ဝိပါက်စိတ် မဖြစ်နိုင်” ဟုလည်း သိပါ။ ထို့ကြောင့် အာရုံစသည် ကို “ပစ္စယဂဏ” ဟု ယူရသည်။]

၁။ ဥပ္ပန္နတ္တာ။ ။ ပါဠိတော်၌ “စိတ္တံ ဥပ္ပန္နံ ဟောတိ” ဟု ရှိသောကြောင့် “ဥပ္ပန္နတ္တာ” ဟု အဋ္ဌကထာဆိုသည်။ ထို့ကြောင့် ထို ပယောဂ၊ ဥပါယ-ဟူသော သင်္ခါရ မရှိသော အကြောင်းအပေါင်းကြောင့် ဖြစ်သော စိတ်သည် အသင်္ခါရိက စိတ်မည်၏။ “အသင်္ခါ-ရေန၊ ပယောဂ ဥပါယဟူသော သင်္ခါရမရှိသော အာရုံစသော အကြောင်းအပေါင်း ကြောင့်+ဥပ္ပန္နံ၊ ဖြစ်သောစိတ်တည်း။ အသင်္ခါရိကံ” ဟု ဥပ္ပန္နအနက်၌ ဣကပစ္စည်းသက်။

၂။ အသင်္ခါရံ နာမ ဇာတံ။ ။ စာအုပ်တို့၌ “အသင်္ခါရံ နာမ” ဟု ရှိ၏။ သို့သော် စိတ်ကို အရကောက်ရာ၌ ဂါထာမဟုတ်လျှင် “အသင်္ခါရံ” ဟု သုံးစွဲလေ့မရှိ။ ဤ အဋ္ဌ-ကထာ၌လည်း ကာမာဝစရကုသလနိဋ္ဌေသ အဆုံးနားမှစ၍ “အသင်္ခါရိက-သသင်္ခါ-ရိက” ဟုချည်း သုံးစွဲထား၏။ “အသင်္ခါရေန။ ပ။ ဥပ္ပန္နတ္တာ” ဟူသော ဟိတ်လည်း “အသင်္ခါရိက” အမည်ရခြင်း၏ အကြောင်းဖြစ်သော နာမလာဘ ဟိတ်တည်း။ ထို့ကြောင့် “အသင်္ခါရိကံ နာမ ဇာတံ” ဟုသာ ပါဠိရှိသင့်သည်။ “အသင်္ခါရံ နာမ” ကို အတည်ယူလိုလျှင် “အကြောင်း အသင်္ခါရ ပစ္စယဂဏ၏ အမည်ကို အကျိုးစိတ်၌ တင်စားသော ဖလူပစာရစကား” ဟု ကြံပါ။

၃။ နိယမေန။ ။ ကုသိုလ်ဖြစ်သော အခါ ဥပါဒ်သည်နှင့် တပြိုင်နက် ဒါနအဖြစ်ဖြင့် ဖြစ်စေ၊ သီလ-သို့မဟုတ် ဘာဝနာအဖြစ်ဖြင့် ဖြစ်စေ တခုခုသော အမှတ်အသားဖြင့် ဖြစ်ရ၏။ ပုညကြိယဝတ္ထု ၁၀-ပါးရှိသော်လည်း ဤ ၃-မျိုးတွင် ပါဝင်ရ၏။ ထို့ကြောင့် ဒါန သီလ ဘာဝနာ ၃-မျိုးကို “တိဝိဓနိယမ” ဟု ဆိုသည်။ နိယမီယတေ အနေနာတ် နိယမော-မှတ်သားကြောင်း ပုညကြိယဝတ္ထု။

၏။ဒါနမယံ ဝါ၊ ဒါနမယသည်သော်လည်း။ ဟောတိ၊ ၏။ သီလမယံ ဝါ ဟောတိ။ ဘာဝနာမယံ ဝါ၊ဘာဝနာမယ-သည်သော်လည်း။ ဟောတိ။

ကထံ၊ အဘယ်သို့ ဖြစ်သနည်း။ ဟိ၊ အဖြေကား။ (တနည်း)ဟိ၊ ချဲ့။ ယဒါ၊ အကြင်အခါ၌။ နီလ။ပ။ဒါတေသု၊ အညို့ အရှေ့ အနီ အဖြူ ဖြစ်ကုန်သော။ (ဂုဏူပစာ။) တနည်း-နီလ။ပ။ဒါတေသု၊ ညို့သောအဆင်းရှိ၊ ရှေ့သော အဆင်းရှိ၊ နီသောအဆင်းရှိ၊ ဖြူသောအဆင်း ရှိကုန်သော။(နီလ စသည်ကို အဿတ္တိတဒ္ဓိတ်ကြံ။) ပုပ္ဖာဒီသု၊ ပန်းအစရှိသော ဝတ္ထုတို့တွင်။ အညတရံ၊ အမှတ်မထား တပါးပါးသော ဝတ္ထုကို။ လဘိတွာ၊ ရ၍။ ဝဏ္ဏဝသေန၊ အဆင်း၏ အစွမ်းဖြင့်။ အာဘုဇိတွာ၊ နှလုံးသွင်း၍။ မယံ၊ ၏။ ဝဏ္ဏဒါနံ၊ အဆင်းအလှတည်း။ ဣတိ၊ ဤသို့ နှလုံးသွင်း၍။ (ဝဏ္ဏဝသေန အာဘုဇိတွာ ကို ထပ်ဖွင့်သည်။) ဗုဒ္ဓရတနာဒီနိ၊ ဘုရားရတနာ အစရှိသည်တို့ကို။ ပူဇေတိ၊ ပူဇော်၏။ တဒါ၊ ဒါနမယံ၊ ဒါနမယ ကုသိုလ်သည်။ ဟောတိ။တတြ၊ ထိုသို့ ပူဇော်ရာ၌။ ဣဒံ၊ ဤ ဆိုလတ္တံ့ ကား။ ဝတ္ထု၊ တည်း။ ဘဏ္ဍာဂါရိကသံဃ-မိတ္တော၊ ဘဏ္ဍာတိုက်စိုးဖြစ်သော သံဃမိတ္တအမတ်သည်။ ဧကံ၊ တထည်သော။ သုဝဏ္ဏခစိတံ၊ ရှေ့ဖြင့် စီခြယ်အပ်သော။ ဝတ္ထံ၊ အဝတ်ကို။ လဘိတွာ၊ ရ၍။ ဣဒမ္ပိဝတ္ထံ၊သည်လည်း။ သုဝဏ္ဏဝဏ္ဏံ၊ ရှေ့အဆင်းနှင့်တူသော အဆင်းရှိ၏။ သမ္မာသမ္မုဒ္ဓောပိ၊ သည်လည်း။ သုဝဏ္ဏဝဏ္ဏော၊ ရှေ့အဆင်းနှင့်တူသော အဆင်းရှိတော်မူ၏။ သုဝဏ္ဏဝဏ္ဏံ၊ သော။ ဝတ္ထံ၊ သည်။ သုဝဏ္ဏဝဏ္ဏသေဝ၊ ရှေ့အဆင်းနှင့်တူသော အဆင်းရှိတော်မူသော မြတ်စွာဘုရားအားသာ။ အနုစ္ဆဝိကံ၊ လျှောက်ပတ်၏။ အမှာကဉ္စ၊ ငါတို့၏လည်း။ ဝဏ္ဏဒါနံ၊ အဆင်း အလှသည်။ ဘဝိဿတိ။ ဣတိ၊ ဤသို့ ကြံ၍။ မဟာစေတိယေ၊ မဟာ စေတီ၌။ အာရောပေသိ ကိရ၊ တင်လှမ်း လှူဒါန်းသတတ်။ ဧဝရူပေ၊ သော။ ကာလေ ဒါနမယံ ဟောတိတိ ဝေဒိတဗ္ဗံ။

ပန၊ ကား။ (ဒါနမယ ဖြစ်ပုံမှတပါး သီလမယ ဖြစ်ပုံကား။) တထာရူပမေဝ၊ ထိုသို့ သဘောရှိသည်သာလျှင် ဖြစ်သော။ ဒေယုဓမ္မံ၊ ပေးလှူထိုက်သော သဘောရှိသော ဝတ္ထုကို။ လဘိတွာ။ (ဧသော၊ ဤ ပေးလှူရခြင်းသည်။) မယံ၊ ၏။ ကုလဝံသော၊ အမျိုး၏ အစဉ်တည်း။ (ဧသော၊ ဤ ပေးလှူရခြင်းသည်။ မယံ၊ ၏။) ကုလတန္တိ၊ အမျိုး၏ အဆက်တည်း။ (ဧသော မယံ။) ကုလပုဝေဏိ၊

၁။ ဝံသော တန္တိ ပဝေဏိ။ ။ဝံသောကို “အနွယ်” ဟု ပေးရိုးရှိ၏။ ဋီကာ၌ “အနု-ဏ္ဏမော-အစဉ်” ဟု ဖွင့်၏။ သား မြေးဟူသော ပုဂ္ဂိုလ်အစဉ်အဆက်ကိုသာ အနွယ်ဟု ခေါ်ရ၏။ ဤ၌ကား ထိုအနွယ်မျိုး မဟုတ်။ အမျိုး၏အစဉ်အားဖြင့် လာခဲ့သော အကျင့် ဖြစ်သည်။ တန္တိကို သန္တတိဟု ဖွင့်၏။ သမ္ပန္နာ၊ ဆက်စပ်လျက်၊ တတိ၊ ကျယ်ပွားသော

အမျိုး၏ အစပ်တည်း။ တေံ၊ ဤ ပေးလှူခြင်းသည်။ ကုလဝတ္တံ၊ အမျိုး၏ ကျင့်
 ဝတ်တည်း။ ဣတိ၊ ဤသို့ နှလုံးသွင်း၍။ ဗုဒ္ဓရတနာဒီနိ ပူဇော်တိ၊ တဒါ သီလ
 မယံ ဟောတိ။ ပန၊ ကား။ (သီလမယ ဖြစ်ပုံမှတစ်ပါး ဘာဝနာမယ ဖြစ်ပုံ
 ကား။) ယဒါ။ တာဒိသေနေဝ၊ ထိုကဲ့သို့ ရှုအပ်သည်သာလျှင် ဖြစ်သော။
 ဝတ္ထုနာ၊ ဖြင့်။ ရတနတ္ထယဿ၊ ရတနာ ၃-ပါး အပေါင်းအား။ ပူဇံ ကတော။
 အယံ ဝဏ္ဏော၊ ဤအဆင်းသည်။ ခယံ၊ ကုန်ခြင်းသို့။ ဂစ္ဆိဿတိ၊ ရောက်
 လတ္တံ့။ ဝယံ၊ ပျက်ခြင်းသို့။ ဂစ္ဆိဿတိ။ ဣတိ၊ ဤသို့ ကြံ၍။ ခယဝယံ၊
 ကုန်ခြင်း ပျက်ခြင်းအာရုံရှိသော ဘာဝနာကို။ ပဋ္ဌပေတိ၊ ဖြစ်စေ၏။ တဒါ
 ဘာဝနာမယံ ဟောတိ။

[ဒါနမယ သီလမယ ဘာဝနာမယ ၃-မျိုးကို ကာယကံ ဝစီကံ မနော-
 ကံ ၃-မျိုးဖြင့် မြှောက်ပွား၍ ပြုလိုသောကြောင့် ဒါနမယံ ပန-စသည်မိန့်။]

ပန၊ ဆက်။ ဒါနမယံ၊ သည်။ ဟုတော။ ဝတ္ထမာနံပိ၊ ဖြစ်ပါသော်လည်း။
 ဝါ၊ ဖြစ်သော ကုသိုလ်သည်လည်း။ ယဒါ၊ ဤ။ တီဏိ၊ ကုန်သော။ ရတနာနိ၊
 တို့ကို။ သဟတ္ထေန၊ မိမိလက်ဖြင့်။ ပူဇေန္တဿ၊ ပူဇော်သော ပုဂ္ဂိုလ်၏ သန္တာန်
 ဤ။ ပဝတ္တတိ၊ ၏။ တဒါ၊ ဤ။ ကာယကမ္ပံ၊ ကာယကံ ကုသိုလ်သည်။ ဟောတိ။
 ယဒါ တီဏိ။ ရတနာနိ၊ တို့ကို။ ပူဇေန္တော၊ ပူဇော်လတ်သော်။ ပုတ္တဒါရ-
 ဒါသကမ္ပကရပေါရိသာဒယောပိ၊ သား သမီး၊ မယား၊ ကျွန်၊ အလုပ်သမား
 ယောက်ျား အစရှိသူတို့ကိုလည်း။ အာဏာပေတော၊ စေခိုင်း၍။ ပူဇာပေထိ၊
 ပူဇော်စေ၏။ တဒါ ဝစီကမ္ပံ ဟောတိ၊ ယဒါ။ ဝုတ္တပူကာရံ၊ ဆိုအပ်ပြီးသော
 အပြားရှိသော။ တဒေဝ ဝိဇ္ဇမာနကဝတ္ထု၊ ထို ထင်ရှားရှိသော ဝတ္ထုကိုပင်။
 အာရဗ္ဗ၊ အာရုံပြု၍။ ဝဏ္ဏဒါနံ၊ ကို။ ဒဿာမိ၊ ပေးလှူအံ့။ ဣတိ၊ သို့။ စိန္တေတိ၊
 ကြံစည်၏။ တဒါ၊ ကြံစည်ရာ ထို အခါ၌။ မနောကမ္ပံ ဟောတိ။

[ဤမနောကံနှင့်စပ်၍ ဝိနည်းအသုံး အဘိဓမ္မအသုံးကို ခွဲခြားပြုလိုသော
 ကြောင့် “ဝိနယပရိယာယံ ပတော” စသည်မိန့်။]

အကျင့်တည်း။ သန္တတိ၊ ကျင့်။ ထို့ကြောင့် “အဆက်” ဟု ပေးသည်။ ပဝေဏိ။ ပပုဗ္ဗ-
 ဝေဏာဓာတ်၊ ဣနိပစ္စည်းဖြင့် “ပဝေဏိ” ဟု လည်းကောင်း။ ဤပစ္စည်းထပ်၍ “ပဝေ-
 ဏိ” ဟု လည်းကောင်း ၂-မျိုးလုံး ရှိ၏။ “သမ္ပန္နော၊ အစပ်” ဟု ဋီကာဖွင့်သည်။ ဤ
 သို့ မိမိ၏ မျိုးရိုးစဉ်လာကို ဆင်ခြင်၍ လှူခြင်းသည် စာရိတ္တသီလဖြစ်၏။ ၅-ပါးသီလ
 ဥပုသ်သီလတို့ကား ဝါရိတ္တသီလတည်း။

ဟိ၊ မှန်။ (“ဒါနမယ မနောကံ ဖြစ်နိုင်ခြင်းသည် မှန်၏” ဟူလို။) ဝိနယ-
 ပရိယာယံ၊ ဝိနည်းဒေသနာတော်သို့။ ပတု၊ ရောက်လတ်သော်။ ဒဿာမိ၊
 ပေးလှူအံ့။ ကရိဿာမိ၊ ပြုလုပ်အံ့။ ဣတိ၊ သို့။ ဝါစာ၊ စကားလုံးသည်။
 ဘိန္နု၊ ကဲ့ပြားသည်။ (တနည်း) ဝါစာဘိန္နု၊ နှုတ်မြှောက်အပ်သည်။ ဟောတိ။
 ဣမိနာ လက္ခဏေန၊ ဤ နှုတ်မြှောက်ခြင်းဟူသော လက္ခဏာဖြင့်။ ဒါနံ နာမ၊
 ဒါနမည်သည်။ ဟောတိ။ ပန၊ ကား။ အဘိဓမ္မပရိယာယံ၊ အဘိဓမ္မ ဒေသ-
 နာတော်သို့။ ပတု၊ ဝိဇ္ဇမာနကဝတ္ထု၊ ကို။ အာရဗ္ဘ၊ ဒဿာမိ၊ ပေးလှူအံ့။
 ဣတိ၊ သို့။ မနသာ၊ ဖြင့်။ စိန္တိတကာလတော၊ ကြံအပ်ရာ အခါမှ။ ပဋ္ဌာယ၊
 စ၍။ ကုသလံ၊ သည်။ ဟောတိ။ အပရဘာဂေ၊ ဌ။ ကာယေန ဝါ၊ ကိုယ်ဖြင့်သော်
 လည်းကောင်း။ ဝါစာယ ဝါ၊ နှုတ်ဖြင့်သော်လည်းကောင်း။ ကတ္တဗ္ဗံ၊ ပြုထိုက်
 သောအမှုကို။ (ပေးလှူခြင်း ကျောင်းဆောက်ခြင်းစသောအမှုကို။) ကရိဿတိ၊
 ပြုလိမ့်မည်။ ဣတိ၊ သို့။ (အဋ္ဌကထာယံ၊ ရှေး အဋ္ဌကထာ၌။) ဝုတ္တံ၊ ပြီ။ ဧဝံ၊
 ဤသို့လျှင်။ ဒါနမယံ၊ ဒါနမယ ကုသိုလ်သည်။ ကာယဝစီမနောကမ္မဝသေနေဝ၊
 ကာယကံ ဝစီကံ မနောကံ၏ အပြားဖြင့်ပင်။ တိဝိဓံ၊ သည်။ ဟောတိ။

[သီလမယ-ကာယကံ ဝစီကံ မနောကံ ၃-မျိုးကို ပြုလို၍ “ယဒါ ပန”
 စသည်မိန့်။]

၁။ ဝိနယပရိယာယံ။ ။ ပရိကာဘသိက္ခာပုဒ်၌ “ဒဿာမိ ကရိဿာမိ-သင်္ကန်းလှူပါ
 မည် ကျောင်းဆောက်ပါမည်” စသည်ဖြင့် နှုတ်မြှောက်လျှောက်ထားလျှင် ဒါနဖြစ်တော့
 ၏။ “သံဃာ့အထံ ညွတ်ပြီးသော ထိုပစ္စည်းကို မိမိသို့ ညွတ်စေလျှင် ထို ပုဟန်းမှာ အာ
 ပတ်သင့်၏” ဟု ဆိုသည်။ ထို့ကြောင့် ဝိနယပရိယာယ ဟူသော စကားသည် ထို ပရိ-
 ကာဘသိက္ခာပုဒ်ကို ရည်ရွယ်သော စကားတည်း။ အဘိဓမ္မာ၌ကား ထိုသို့ နှုတ်မြှောက်
 သော်လည်းထင်ရှားရှိနေသော ဝတ္ထုကို လှူမည်ဟု စိတ်ဖြစ်လျှင်ပင် ဒါနမယ ပုဗ္ဗစေတ-
 နာ ကုသိုလ် ဖြစ်ပြီ။

၂။ ဝိဇ္ဇမာနကဝတ္ထု။ ။ ထင်ရှားမရှိသေးသော ဝတ္ထုကို လှူဖို့ရန် စီမံပြုလုပ်တုန်းမှာ
 လည်း ကုသိုလ်မဖြစ် ဟု မဆိုနိုင်ပါ။ သို့ရာတွင် “ဒါနမယ” အစစ် ဟု မဆိုနိုင်သေး
 သောကြောင့် “ထင်ရှားရှိသောဝတ္ထု” ဟု ဝိသေသနပြု၍ ဒါနမယအစစ်ကို အဋ္ဌကထာ
 ၌ ပြပါသည်။ ထို့ပြင် သဒ္ဓါနု၍ ပညာလွန်ကဲသော ဧကရာတိက (ကောက်ကျစ်
 စဉ်းလဲသော သဘောရှိသူ) အချို့က “ဒါနဟူသည် စေတနာပင်တည်း” ဟု ယူဆ၍
 “ဒါနဝတ္ထု မရှိသော်လည်း စိတ်ကူး၍ လှူရုံမျှဖြင့် ဒါနမယကုသိုလ်ကို ဆည်းပူးမိပြီ”
 ဟု ဆိုကြ၏။ ထို အဆိုကိုလည်း “ဝိဇ္ဇမာနကဝတ္ထု” ဟူသော စကားဖြင့်တားမြစ်သည်။
 [ဝိဇ္ဇမာနဝတ္ထုသို့တိ ဧတေန ဝိနာပိ ဒေယျဓမ္မပရိစ္စာဂေန စိတ္တုပ္ပာဒမက္ခေနေဝ ဒါန-
 မယံ ကုသလံ ၃ပစိတံ ဟောတိတိ ဧကသဉ္စိ အဘိဓာဝနံ နိဝတ္တိတံ ဟောတိ။ -အနု။]

ပန၊ ကား။ ယဒါ။ ဝုတ္တပ္ပကာရံ၊ ဆိုအပ်ပြီးသော အပြားရှိသော။ (“နိလ ပီတလောဟိတောဒါတေသု ပုပ္ဖာဒီသု အညတရံ” ဟု ဆိုအပ်ပြီးသော အပြား ရှိသော။) တံ ဝတ္ထု၊ ကို။ လဘိတော။ ကုလဝံသာဒိဝသေနံ၊ အမျိုး၏ အစဉ် အစရှိသည်တို့၏ အစွမ်းဖြင့်။ သဟတ္ထာ၊ ဖြင့်။ ရတနတ္ထယံ၊ကို။ ပူဇေတိ၊ တဒါ။ သီလမယံ၊ သီလမယဖြစ်သော။ ကာယကမ္မံ၊ ကာယကံ ကုသိုလ်သည်။ ဟောတိ၊ယဒါ။ကုလဝံသာဒိဝသေနော၊ဖြင့်ပင်။ ပုတ္တဒါရာဒယော၊သားသမီး မယား အစရှိသူတို့ကို။ အာဏာပေတွာ။ ပူဇာပေတိ၊ ပူဇော်စေ၏။ တဒါ။ (သီလမယံ၊ သော။) ဝစီကမ္မံ ဟောတိ၊ ယဒါ။ (သော၊ ဤ ပေးလှူခြင်း သည်။) မယံ၊ ၏။ ကုလဝံသော၊ အမျိုး၏ အစဉ်တည်း။ (သော မယံ။) ကုလတန္တိ၊ အမျိုး၏ အဆက်တည်း။(တေံ မယံ။) ကုလပုဝေဏိ၊ အမျိုး၏ အစပ်တည်း။ တေံ၊ ဤ ပေးလှူခြင်းသည်။ (မယံ၊ ၏။) ကုလဝတ္ထံ၊ အမျိုး ၏ ကျင့်ဝတ်တည်း။ ဣတိ၊ ဤသို့ နှလုံးသွင်း၍။ ဝိဇ္ဇမာနကဝတ္ထု အာရဗ္ဘံ။ ဝဏ္ဏဒါနံ၊ အဆင်းအလှကို။ ဒဿာမိ၊ ပေးလှူအံ့။ ဣတိ၊ ဤသို့။ စိန္တေတိ။ တဒါ၊ ကြံစည်ရာ ထိုအခါ၌။ (သီလမယံ၊ သော။)မနောကမ္မံ ဟောတိ။ ဧဝံ၊ ဤသို့လျှင်။ သီလမယံ၊ သီလမယ ကုသိုလ်သည်။ပ။ တိဝိဓံ ဟောတိ။

[ဘာဝနာမယ၏ ၃-ပါးပြားပုံကို ပြလို၍ “ယဒါ ပန” စသည်မိန့်။] ပန၊ ကား။ ယဒါ။ ဝုတ္တပ္ပကာရံ၊ သော။ (နိလ ပီတ-စသည် အပြားရှိသော။) တံ ဝတ္ထု၊ ထို ဝတ္ထုကို။ [အတော် ဝေးခဲ့ပြီးဖြစ်သောကြောင့် “တံ” ဟု ဆိုသည်။] လဘိတော၊ ၍။ တိဏိ ရတနာနိ။ ပူဇေတွာ၊ ပူဇော်ပြီး၍။ စက်မန္တော၊ စကြံ သွားလျက်။ ခယဝယံ၊ ကုန်ခြင်း ပျက်ခြင်း အာရုံရှိသော ဘာဝနာကို။ ပဋ္ဌ-ပေတိ၊ ဖြစ်စေ၏။ တဒါ။ပ။ဟောတိ။ [စကြံသွား၍ ဆင်ခြင်သောကြောင့် ကာယကံဖြစ်သည်။] ဝါစာယ၊ နှုတ်ဖြင့်။ သမ္မသနံ၊ ခယ ဝယ-ကို သုံးသပ် ခြင်းကို။ ပဋ္ဌပေန္တဿ၊ ဖြစ်စေသော ပုဂ္ဂိုလ်၏။ ဝစီကမ္မံ ဟောတိ။ ကာယဂံ-ဝါစင်္ဂါနိ၊ ကိုယ်၏အစိတ်အပိုင်း နှုတ်၏ အစိတ်အပိုင်းတို့ကို။ အစောပေတွာ၊ မလှုပ်စေမူ၍၊ မနသာဝ၊ စိတ်ဖြင့်သာ။ သမ္မသနံ၊ ကို။ ပဋ္ဌပေန္တဿ၊ ၏။ မနောကမ္မံ ဟောတိ၊ ဧဝံ။ပ။ဟောတိ။[အားလုံးပေါင်း၍ နိဂုံးကို ပြလိုသော

၁။ ကုလဝံသာဒိဝသေနံ။ ။ ဤစကားကို ဥဒါဟရုဏ် အဖြစ်ဖြင့် (နိဒဿန နည်းအားဖြင့်) ဆိုသည်။ မျိုးရိုးစဉ်လာသာ မက “အတ္တနာ သမာဒိန္နဝတ္ထ” (မိမိကိုယ် တိုင် အမြဲဆောက်တည်အပ်သော ကျင့်ဝတ်) သပ္ပရိသဝတ္ထ (သူတော်ကောင်းတို့၏ ရိုးရာဖြစ်သော ကျင့်ဝတ်) ဂါမ ဇနပဒဝတ္ထ (ရွာသူရွာသား၊ နယ်သူနယ်သားတို့၏ ကျင့်ဝတ်) အစရှိသောအားဖြင့် ပူဇော်လျှင်လည်း သီလမယဖြစ်သည်သာ ဟု ဋီကာ ဖွင့်သည်။

ကြောင့် ဣတိ ဝေ-စသည်မိန့်။] ဣတိ ဝေ၊ ဤသို့လျှင်။ ရူပါရမ္မဏံ၊ ရူပါရုံ ဟူသော အာရုံရှိသော။ ဧတံ ကုသလံ၊ ကို။ တိဝိဓပုညကြိယဝတ္ထုဝသေန၊ ၃-ပါး အပြားရှိသော ပုညကြိယဝတ္ထုတို့၏ အပြားအားဖြင့်လည်းကောင်း။ နဝဟိ၊ ကုန်သော။ ကမ္မဒွါရေဟိ၊ ကံ၏ဖြစ်ကြောင်း ဒွါရတို့ဖြင့် လည်းကောင်း။^၁ ဘာဇေတွာ၊ ဝေဖန်တော်မူ၍။ ဓမ္မရာဇာ၊ တရားမင်းဘုရားသည်။ ဒဿေသိ၊ ပြတော်မူပြီ။ သဒ္ဓါရမ္မဏာဒီသုပိ၊ သဒ္ဓါရုံဟူသော အာရုံရှိသော ကုသိုလ် အစရှိသည်တို့၌လည်း။ ဧသေဝ နယော၊ တည်း။

[ဧသေဝ နယောကို ချဲ့လို၍ “ဘေရိသဒ္ဓါဒီသု ဟိ” စသည်မိန့်။]

ဟိ၊ ချဲ့။ ဘေရိသဒ္ဓါဒီသု၊ စည်ကြီးသံ အစရှိသည်တို့တွင်။ ရဇနိယသဒ္ဓါ၊ နှစ်သက်ဖွယ်ကောင်းသော အသံကို။ အာရမ္မဏံ ကတွာ၊ ၍။ ဟေဋ္ဌာ၊ ၌။ ဝုတ္တနယေနော၊ ဖြင့်သာ။ [“ဥပုဇ္ဇမာနမေဝ တိဝိဓေန နိယမေနဥပုဇ္ဇတိ ဒါနမယံ ဝါ” စသည်ဖြင့် ဆိုအပ်ပြီးသော နည်းဖြင့်သာ။] တိဟိ၊ ကုန်သော။ နိယမေဟိ၊ အမှတ်အသားတို့ဖြင့်။ ဝါ၊ မှတ်သားကြောင်းဖြစ်သော ဒါနမယ သီလမယ ဘာဝနာမယ—တို့ဖြင့်။ ဧတံ ကုသလံ ဥပုဇ္ဇတိ။ တတ္ထ၊ ထိုသို့ သဒ္ဓါရမ္မဏ ကုသိုလ်ဖြစ်ရာ၌။ သဒ္ဓါ၊ အသံကို။ ကန္ဓမူလံ ဝိယ၊ ကြာဉ် ကြာမြစ်ကိုကဲ့သို့။ ဝါ၊ ကြာစွယ် ကြာရင်းကိုကဲ့သို့။ ဥပ္ပာဋေတွာ၊ နုတ်၍လည်းကောင်း။ [အသံကို စည်ထဲမှထုတ်၍ လှူလို့ မဖြစ်-ဟူလို။] နိလုပ္ပလဟတ္ထကံ ဝိယ၊ ကြာညိုစည်းကို ကဲ့သို့။ ဟတ္ထေ၊ ၌။ ထပေတွာ စ၊ တင်ထား၍လည်းကောင်း။ [အသံကို လက်ပေါ်တင်၍ လှူလို့မဖြစ်-ဟူလို။] ဒါတုံ နာမ၊ ပေးလှူခြင်းငှာ မည်သည်။ န သက္ကာ၊ မတတ်ကောင်း။ ပန၊ အနွယ်-ကား။ သဝတ္ထုကံ၊ အသံ၏တည်ရာ ဝတ္ထုနှင့်တကွ ဖြစ်သည်ကို။ ကတွာ။ [စည်ကြီး စသည်ပါ-ဟူလို။] ဒေန္တော၊ ပေးလှူလတ်သော်။ ဝါ၊ ပေးလှူသော ပုဂ္ဂိုလ်သည်။ သဒ္ဓါဒါနံ၊ အသံအလှူကို။ ဒေတိ နာမ၊ ပေးလှူသည်မည်၏။ တသ္မာ၊ ကြောင့်။ ယဒါ။ (အဟံ၊

၁။ ဘာဇေတွာ။ပ။ဓမ္မရာဇာ။ ။ဤနေရာ၌ ရူပါရမ္မဏံ ဝါ သဒ္ဓါရမ္မဏံ ဝါ-စသည် ဖြင့်လည်းကောင်း၊ အခြားသော သုတ္တန် ပါဠိတို့၌ “တိဏိမာနိ ဘိက္ခဝေ ပုညကြိယ-ဝတ္ထုနိ” စသည်ဖြင့်လည်းကောင်း၊ ဤ အဘိဓမ္မာဝယ် နောက် နိက္ခေပကဏ္ဍ၌ “တံ သမုဋ္ဌာနံ ကာယကမ္မံ” စသည်ဖြင့်လည်းကောင်း ဟောတော်မူသော ဘုရားရှင်သည် ရူပါရုံ တမျိုးတည်းကိုပင် ဒါနမယ-စသော ၃-မျိုးဖြင့်လည်းကောင်း၊ တမျိုးတမျိုးလျှင် ကာယကံ စသော ၃-မျိုးဖြင့်လည်းကောင်း ဝေဖန်တော်မူရကား ရူပါရုံနှင့်စပ်၍ ၉-မျိုး ခွဲခြားလျက် ဟောတော်မူသည်။

သည်။) သဒ္ဓဒါနံ ဒဿာမိ။ ဣတိ ဤသို့ ကြံ၍။ ဘေရိမုဒိဂ်ဒီသု၊ စည်ကြီး မုရိုးစည် အစရှိသည်တို့တွင်။ အညတရတူရိယေန၊ အမှတ်မထား တပါးပါး သော ဟူရိယာဖြင့်။ တိဏ္ဏံ၊ ကုန်သော။ ရတနာနံ၊ တို့အား။ ဥပဟာရံ၊ ပူဇော် မှုကို။ ကရောတိ။ မေ၊ ၏။ သဒ္ဓဒါနံ၊ သည်။ (ဘဝိဿတိ။) ဣတိ ဤသို့ ကြံ ၍။ ဘေရိအာဒိနီ၊ စည်ကြီး အစရှိသည်တို့ကို။ ထပါပေတိ၊ ထားစေ၏။ (အထားခိုင်း၏။) ဓမ္မကထိကဘိက္ခုနံ၊ ဓမ္မကထိက ရဟန်းတို့အား။ သရဘေ- သဇ္ဇတေလ ဖာဏိတာဒိနီ၊ အသံကြည်ဆေး ဆီ တင်လဲ အစရှိသည်တို့ကို။ ဒေတိ။ 'ဓမ္မဿဝနံ၊ တရားနာချိန်ကို။ (တရားနာဖို့ရန် အချိန်အခါကို။) သောသေတိ၊ ကြွေးကြော်၏။ သရဘညံ၊ အသံဖြင့် ရွတ်ဆိုအပ်သော ပါဠိကို။ ဘဏတိ၊ ရွတ်ဆို၏။ ဓမ္မကထံ၊ တရားစကားကို။ ကထေတိ၊ ပြောဟော၏။ ဥပ- နိသိန္နက-ကထံ၊ အနီး၌နေသူတို့အား ပြောဟောအပ်သော တရားစကားကို လည်းကောင်း။ အနုမောဒနကထံ၊ အဖန်ဖန် ဝမ်းမြောက်ကြောင်းဖြစ်သော တရားကိုလည်းကောင်း။ ကရောတိ၊ တဒါ။ ဒါနမယံ ယေဝ၊ ဒါနမယကုသိုလ် သည်သာ။ ဟောတိ၊ ၏။ [မိမိအထံသို့ ရောက်လာသူသို့အား ပြောဟောအပ် သောတရားစကားကို ဥပနိသိန္နကထာ-ဟု ဆိုသည်။ ဆွမ်းစသည် ကပ်လှူပြီး နောက်တရားဟောခြင်းကို "အနုမောဒနကထာ"ဟု ဆိုသည်။]

ယဒါ။ တေဒေဝဝိဓာနံ၊ ဤ ဆိုအပ်ပြီးသော အစီအစဉ်ကိုပင်။ (သဒ္ဓဒါနံ ဒဿာမိ-စသည်ဖြင့် ဆိုအပ်ပြီးသော အစီအစဉ်ကိုပင်။) ကုလဝံသာဒိဝသေန၊ ဖြင့်။ ဝတ္ထဝသေန၊ အမျိုး၏ ကျင့်ဝတ်၏ အစွမ်းဖြင့်။ ကရောတိ၊ ၏။ တဒါ သီလမယံ ဟောတိ၊ ယဒါ။ သဗ္ဗမ္ပိ၊ အလုံးစုံလည်း ဖြစ်သော။ တေ၊ ဤပူဇော်မှု ကို။ ကတ္တာ၊ ၍။ တွေ့ကော၊ ဤမျှ အတိုင်းအရှည်ရှိသော။ အယံ သဒ္ဓေ၊ ဤ အသံသည်။ ဗြဟ္မာလောကပုမာဏော၊ ဗြဟ္မာ့ပြည် အတိုင်းအရှည် ရှိသည်။

၁။ သဒ္ဓဒါနံ။ ။ ဤ၌ သဒ္ဓဒါနပြုရာယ် ရာဂဖြစ်စရာမဟုတ်သော စည်ကြီးသံ ယခုအခါ၌ ခေါင်းလောင်း၊ ကြေးစည်၊ ကြေးမောင်း၊ တုံးသံများဖြင့် ပူဇော်ခြင်းကိုသာ ပြလိုသည်။ ဘုရားပရိနိဗ္ဗာန်စံရာ၌သော်မှ အနိစ္စတာ-စသော သံဝေဂဖြစ်ဖွယ် သီချင်း များကို သီဆို၍ ပူဇော်ခြင်းသာ လာသည်။ အငြိမ့်၊ ဇာတ်၊ ရုပ်သေး၊ တီးဝိုင်း၊ ရာဂ ဖြစ်စရာ တေးသီချင်းများဖြင့် ပူဇော်ခြင်းကို ကျမ်းဂန်တို့၌မပြပါ။

၂။ ဓမ္မဿဝနံ သောသေတိ။ ။ တရားနာလာဖို့ရန် ကြွေးကြော်မှု၊ တရားဟောမှု စသည်တို့၌ သံဝတ္ထုက သဒ္ဓဒါန ဖြစ်ပုံမှာ အသံ၏ တည်ရာ ဝတ္ထုဖြစ်သော ဌာန ကရိုဏ်းတို့ဝယ် အသံဖြစ်ပေါ်အောင် ပြုခြင်းတည်း။ [ဓမ္မဿာနသောသနာဒိသု စ- သဝတ္ထုကံ ကတ္တာ သဒ္ဓဿ ဒါနံ သဒ္ဓဝတ္ထုနံ ဌာနကရဏာနံ သသဒ္ဓပ္ပဝတ္တိကရဏ- မေဝ။-ဇီကာ]

ဟုဘာပိ၊ ဖြစ်၍လည်း။ (ဗြဟ္မာ့ပြည်တိုင်အောင် ပျံ့နှံ့ပါသော်လည်း။) ဝယံ၊ ကုန်ခြင်းသို့။ ဂမိဿတိ၊ ရောက်လတ္တံ့။ ဝယံ၊ သို့။ ဂမိဿတိ။ ဣတိ၊ သို့။ သမ္ဘုသနံ၊ သုံးသပ်ခြင်းကို။ ဝါ၊ သုံးသပ်ကြောင်း၊ ဝိပဿနာကို။ ပဋ္ဌပေတိ၊ ဖြစ်စေ၏။ တဒါ ဘာဝနာမယံ ဟောတိ။

[ထို ဒါနမယ-စသော ၃-မျိုးကို ကာယကံ စသော ၃-မျိုးဖြင့် ပြုလို၍ “တတ္ထ”စသည်ခိုန့်။]တက္က၊ ထို ဒါနမယ-စသည်တို့တွင်။ တာဝ၊ သီလမယ ဘာဝနာမယတို့မှ ရှေးဦးစွာ။ (နိဒ္ဒိဋ္ဌံ၊ သော။) ဒါနမယံ၊ သည်။ (ကာယ-ကမ္မံ ဟောတိ- စသည်၌ စပ်။) ယဒါ။ ဘေရိအာဒိနိ၊ စည်ကြီးအစရှိသော ဝတ္ထုတို့ကို။ ဂဟေတွာ၊ ယူ၍။ သဟတ္တာ၊ ဖြင့်။ ဥပဟာရံ ကရေတိ။ [တရက်တလေ ခေတ္တယူ၍ ပူဇော်မှုကို ဆိုသည်။] နိစ္စုပဟာရတ္ထာယ၊ အမြဲ ပူဇော်ခြင်း အကျိုးငှာ။ ထပေန္တောပိ၊ ထားပြန်သော်လည်း။ သဟတ္တာ၊ ဖြင့်။ ထပေတိ၊ ထား၏။ မေ၊ ၏။ သဒ္ဒဒါနံ (ဘဝိဿတိ။) ဣတိ၊ ဤသို့ ကြံ၍။ ဓမ္မဿဝနံ၊ ကို။ ဘောသေတံ၊ ငှာ။ ဂစ္ဆတိ၊ ၏။ ဓမ္မကထံ၊ ကို။ ကာတံ ဝါ၊ ပြုခြင်းငှာသော်လည်းကောင်း။ သရဘညံ၊ ကို။ ကာတံ ဝါ၊ ငှာသော်လည်းကောင်း။ ဂစ္ဆတိ၊ ၏။ တဒါ ကာယကမ္မံ ဟောတိ။

ယဒါ။ တာတာ၊ အမောင်တို့။ ဂစ္ဆထ၊ သွားကြကုန်။ အမှာကံ၊ တို့၏။ သဒ္ဒဒါနံ၊ သည်။ (ဘဝိဿတိ။ ဣတိ၊ ဤသို့ နှလုံးသွင်း၍။) တိဏ္ဍံ ရတနာနံ၊ တို့အား။ ဥပဟာရံ၊ ကို။ ကရေထ၊ ပြုချေကြကုန်။ ဣတိ၊ ဤသို့ ပြော၍။ အာဏာပေတိ၊ စေခိုင်း၏။ မေ၊ ၏။ သဒ္ဒဒါနံ၊ သည်။ (ဘဝိဿတိ။) ဣတိ၊ ဤသို့ နှလုံးသွင်း၍။ စေတိယဂံဏေ၊ စေတီ ရင်ပြင်၌။ [အချို့ စာအုပ်၌ စေတိ-ယဂံဏေသု ဟု ရှိသည်။] ဣမံ ဘေရိံ၊ ဤ စည်ကြီးကို။ ထပေထ၊ ထားချေ ကြကုန်။ ဣမံ မုဒိဂံ၊ ဤ မုရိုးစည်ကို။ ထပေထ။ ဣတိ၊ သို့။ အာဏာပေတိ။ သယမေဝ၊ ကိုယ်တိုင်သာလျှင်။ ဓမ္မဿဝနံ၊ ကို။ ဘောသေတိ၊ ဓမ္မကထံ ကထေတိ၊ သရဘညံ ဘဏတိ၊ တဒါ ဝစီကမ္မံ ဟောတိ၊ ယဒါ။ ပ။ အစော-ပေတွာ (အဟံ၊ သည်။) သဒ္ဒဒါနံ၊ ကို။ ဒဿာမိ၊ အံ။ ဣတိ၊ ဤသို့ နှလုံးသွင်း၍။ ဝိဇ္ဇမာနကဝတ္ထု၊ ကို။ မနသာ၊ ဖြင့်။ ပရိစ္စုဇတိ၊ စွန့်ကြဲ၏။ တဒါ မနောကမ္မံ ဟောတိ။

သီလမယမ္ပိ၊ သီလမယ ကုသိုလ်သည်လည်း။ (ကာယကမ္မံ ဟောတိ-စသည် ၌ စပ်။) သဒ္ဒဒါနံ နာမ၊ အသံ အလှူမည်သည်။ မယံ။ ကုလဝံသော၊ အမျိုး၏ အစဉ်တည်း။ ပ။ ဣတိ၊ ဤသို့ နှလုံးသွင်း၍။ ဘေရိအာဒိနိ၊ စည်ကြီးအစရှိသည် တို့ကို။ သဟတ္တာ ဥပဟာရံ။ ကရေန္တဿ၊ ပြုသော ပုဂ္ဂိုလ်၏လည်းကောင်း။ ဘေရိအာဒိနိ သဟတ္တာ။ စေတိယဂံဏာဒိသု၊ စေတီရင်ပြင် အစရှိသည်တို့၌။

ထပေန္တိယ၊ ထားသော ပုဂ္ဂိုလ်၏လည်းကောင်း။ ဓမ္မကထိကာနံ၊ တို့အား။ သရ-
ဘေသဇ္ဇံ၊ အသံကြည်ဆေးကို။ သဟတ္ထာ၊ ဒဒန္တိယ၊ ပေးလှသော ပုဂ္ဂိုလ်၏
လည်းကောင်း။ ဝတ္တသီသေန၊ ကျင့်ဝတ်ကို အဦးပြုသဖြင့်။ ဓမ္မဿဝနသော-
သန၊ ပ။ ဘဏနတ္ထာယ၊ တရားနာချိန်ကို ကြွေးကြော်ခြင်း၊ တရားစကားကို
ပြောဟောခြင်း၊ အသံဖြင့် ရွတ်ဆိုအပ်သော ပါဠိကို ရွတ်ဆိုခြင်းအကျိုးငှာ။
ဂစ္ဆန္တိယ စ၊ သွားသော ပုဂ္ဂိုလ်၏လည်းကောင်း။ ကာယကမ္မံ ဟောတိ။

သဒ္ဓဒါနံ နာမ၊ မည်သည်။ အမှာကံ။ ပ။ ကုလပုဝေဏီ၊ တည်း။ တာတာ၊
အမောင်တို့။ ဂစ္ဆထ၊ သွားကြကုန်။ ဗုဒ္ဓရတနာဒီနံ ဥပဟာရံ။ ကရောထ၊ ပြု
ကြကုန်။ ဣတိ၊ သို့။ အာဏာပေန္တိယ၊ စေခိုင်းသော ပုဂ္ဂိုလ်၏လည်းကောင်း။
ကုလဝံသာဒိဝသေနော၊ အမျိုး၏အစဉ် အစရှိသည်တို့၏ အစွမ်းဖြင့်ပင်။
အတ္တနာ၊ ကိုယ်တိုင်။ ဓမ္မကထံ ဝါ၊ ကိုလည်းကောင်း။ သရဘညံ ဝါ၊ ကို
လည်းကောင်း။ ကရောန္တိယ စ၊ ပြုသော ပုဂ္ဂိုလ်၏လည်းကောင်း။ ဝစီကမ္မံ
ဟောတိ။ သဒ္ဓဒါနံ နာမ၊ မည်သည်။ မယံ၊ ၏။ ကုလဝံသော၊ တည်း။
သံဒ္ဓဒါနံ၊ အသံအလှကို။ ဒဿာမိ၊ အံ။ ဣတိ၊ ဤသို့ ကြံ၍။ ပ။ ဝိဇ္ဇမာနက-
ဝတ္ထု၊ ထင်ရှားရှိသော ဝတ္ထုကို။ ပရိစ္စန္တိယ၊ စွန့်လှူသော ပုဂ္ဂိုလ်၏။ မနော-
ကမ္မံ ဟောတိ။ ဘာဝနာမယမ္ပိ၊ သည်လည်း။ စကံမန္တော၊ လျက်။ သဒ္ဓေ၊
အသံ၌။ ခယဝယံ ပဌပေတိ၊ တဒါ ကာယကမ္မံ ဟောတိ။ ပန၊ ကား။
ကာယဂံ၊ ကိုယ်၏ အစိတ်အပိုင်းကို။ အစောပေတွာ၊ ၍။ ဝါစာယ၊ ဖြင့်။
သမ္မသန္တိယ၊ ကုန်ခြင်း ပျက်ခြင်းကို သုံးသပ်သောပုဂ္ဂိုလ်၏။ ဝစီကမ္မံ ဟောတိ၊
ကာယဂံဝါစဂံါနိ အစောပေတွာ။ မနသာဝ၊ ဖြင့်သာ။ သဒ္ဓါယတနံ၊ အသံ
ဟူသော တည်ရာရှိသော ခယ ဝယကို။ [ရှေးနိဿယ၌ “သဒ္ဓါရမ္မဏံ၊ သဒ္ဓါရုံ
ကို” ဟု ရှိသည်။] သမ္မသန္တိယ မနောကမ္မံ ဟောတိ။ ဧဝံ၊ ဤသို့လျှင်။ သဒ္ဓါ-
ရမ္မဏမ္ပိ၊ သဒ္ဓါရုံဟူသော အာရုံရှိသည်လည်း ဖြစ်သော။ ကုသလံ၊ ကို။ ပ။ ဓမ္မ-
ရာဇာ ဒဿေသိ။

[သဒ္ဓါရမ္မဏကို ပြုပြီး၍ ဂန္ဓာရမ္မဏကို ပြုလိုသောကြောင့် မူလဂန္ဓာဒီသု၊
စသည်မိန့်။]

မူလဂန္ဓာဒီသုပိ၊ အမြစ်နံ၊ အစရှိသည်တို့တွင်လည်း။ ရဇနိယဂန္ဓံ၊ နှစ်သက်
ဖွယ်ကောင်းသော အနံ့ကို။ အာရမ္မဏံ၊ ကတွာ။ ပ။ ဥပုဇ္ဇတိ။ တတ္ထ၊ ထို
ဂန္ဓာရမ္မဏ ကုသိုလ်ဖြစ်ရာ၌။ ယဒါ၊ မူလဂန္ဓာဒီသု တို့တွင်။ ယံကိဉ္စိ၊ အမှတ်
မထား တပါးပါးသော။ ဂန္ဓံ၊ အနံ့ကို။ လဘိတွာ။ ဂန္ဓဝသေန၊ ဂန္ဓာရုံ၏
အစွမ်းဖြင့်။ အာဘုဇိတွာ၊ နှလုံးသွင်း၍။ မယံ၊ ငါ၏။ ဂန္ဓဒါနံ၊ အနံ့အလှ
သည်။ (ဘဝိဿတိ။) ဣတိ၊ ဤသို့ ကြံ၍။ ဗုဒ္ဓရတနာဒီနိ ပူဇေတိ၊ တဒါ

ဒါနပယံ ဟောပိ။ ဣတိ။ ဤသို့ အစရှိသော။ သဗ္ဗံ၊ အလုံးစုံသော အစီအရင်ကို။ ဝဏ္ဏဒါနေ၊ အဆင်းအလှ၌။ ဝုတ္တနယေနော၊ ပင်။ ပ။ ဓမ္မရာဇာဒယောသိ။

[ရသာရမ္မဏကို ပြလို၍ မူလရသာဒိသု စသည်မိန့်။] ပန၊ ကား။ မူလရသာဒိသု၊ အမြစ်အရသာ အစရှိသည်တို့တွင်။ ရဇနီယရသံ၊ နှစ်သက်ဖွယ်ကောင်းသော အရသာကို။ အာရမ္မဏံ ကတွာ။ ပ။ ဥပ္ပဇ္ဇတိ။ တတ္ထ၊ ထိုရသာရမ္မဏ ကုသိုလ်ဖြစ်ရာ၌။ ယဒါ။ ပ။ ရသဝတ္ထု၊ အရသာ၏ တည်ရာဖြစ်သော ဝတ္ထုကို။ လဘိတွာ။ ပ။ ဣတိ၊ ဤသို့ ကြံ၍။ ဒေတိ၊ ပေးလှူ၏။ ပရိစ္စုဇတိ၊ စွန့်ကြဲ၏။ ဟဒါ ဒါနမယံ ဟောတိ။ ဣတိ၊ ဤသို့ အစရှိသော။ သဗ္ဗံကို။ ပ။ ဝေဒိတဗ္ဗံ။ ပန၊ အထူးကား။ ဧတ္ထ၊ ဤ ရသဒါန၌။ သီလမယေ၊ သီလမယ အခန်း၌။ (ဝတ္ထုနိ အာဂတာနိ-၌ စပ်။) သံသယ၊ အာ။ အဒတွာ၊ မပေးလှူမူ၍။ ပရိဘူဇနံ နာမ၊ သုံးဆောင် စားသောက်ခြင်းမည်သည်။ အမှာကံ၊ တို့၏။ န အာစိဏ္ဏံ၊ လေ့ကျက်အပ်သော အကျင့်မဟုတ်။ ဣတိ၊ ဤသို့ ကြံ၍။ ဒွါဒသန္တံ ဘိက္ခု သဟဿာနံ၊ တသောင်းနှစ်ထောင်သော ရဟန်းတို့အား။ ဒါပေတွာ၊ ပေးလှူစေ၍။ သာဓုရသံ၊ ကောင်းသောအရသာကို။ ပရိဘူတ္တဿ၊ သုံးဆောင်သော။ ဒုဋ္ဌဂါမဏိအဘယရညော^၁၊ ဒုဋ္ဌဂါမဏိအဘယမင်း၏။ ဝတ္ထု၊ ဝတ္ထုကို။ အာဒိံ ကတွာ၊ အစပြု၍။ မဟာအဋ္ဌ-

၁။ ဒုဋ္ဌဂါမဏိ အဘယရညော။ ။ ညီတော် တိဿနှင့် စစ်ဖြစ်သောအခါ စစ်ရှုံး၍ မြင်းတစ်စီး အမတ်တယောက်နှင့်အတူ တောထဲသို့ ထွက်ပြေးရစဉ် မွတ်သိပ်ဆာလောင်လှသဖြင့် အစာအာဟာရ ပါ-မပါ အမတ်အား မေးသောအခါ အမတ်က အဆင်သင့်ပါလာသော ထမင်းထုပ်ကလေးကို ဆက်သ လေသည်။ ထိုအခါ အမတ်နှင့် တကွ မြင်းလည်း ဆာရှာလိမ့်မည်ဟု ကိုယ်ချင်းစာ၍ ထို ထမင်းထုပ်ကလေးကို သုံးယောက်စာ ခွဲဝေပြီးလျှင် အသီးအသီး စားမည်ဟု ကြံသောအခါ ဒုဋ္ဌဂါမဏိ အဘယမင်းက “ငါတို့ အမျိုးမှာ လက်ဦးလက်ဖျား မလှုပ် စားရိုးမရှိပါ” ဟု ကုလဝံသကို တွေးမိ၍ “သာသနာ ပြုမင်း ဖြစ်ရဦးမည်မှန်လျှင် အလှူခံပုဂ္ဂိုလ် ကြွရောက်ပါစေသား” ဟု မိဋ္ဌာန်လေသည်။

ထို အသံကို တိဿ-အမည်ရှိသော ထေရ် ကြား၍ ဆွမ်းခံကြွလာလေသော် ရှင်ဘုရင်သည် လွန်စွာ ဝမ်းမြောက်၍ မိမိအဖို့ကို မစားတော့ပြီဟု ကြံစည်ကာ လောင်းလှူလေသည်။ အမတ်လည်း ထို့အတူ လောင်းလှူ၍ မြင်းလည်း မစားပဲနေသောကြောင့် မြင်း၏ အဖို့ကိုလည်း လောင်းလှူရလေတော့သည်။ အရှင်တိဿသည် ထိုဆွမ်းကို ခံယူပြီးလျှင် ရှင်ဘုရင်မြင်အောင် တန်ခိုးဖြင့် မိဋ္ဌာန်၍ ၁၂၀၀၀-သော ရဟန်းတို့အား ဝေငှ ဘုဉ်းပေးလေရာ အားလုံးပင် လောက်ရုံ မက ကျန်သေးသော ဆွမ်းအနည်းငယ်ကို သပိတ်နှင့် တကွ ဒုဋ္ဌဂါမဏိမင်း အထံသို့ ပို့လိုက်သေးသည်။ ဤသို့ အရှင်တိဿထေရ်က ဝေငှ၍ လှူခြင်းကို ရည်ရွယ်၍ “ဒွါဒသန္တံ ဘိက္ခုသဟဿာနံ ဒါပေတွာ” ဟု ဆိုသည်။ သပိတ်

ကထာယံ၊ ဌံ။ ဝတ္ထုနိ၊ ဝတ္ထုတို့သည်။ အာဂတာနိ၊ လာကုန်ပြီ။ အယ-
မေဝ၊ ဤ ဆိုအပ်ပြီးသော ဝတ္ထုတို့၏ လာခြင်းသည်သာလျှင်။ ဝိသေသော၊
ထူး၏။ ဧဝံ၊ ဤသို့လျှင်။ ပ။ ဓမ္မရာဇာ ဒသေသိ။

[ဖောဋ္ဌဗ္ဗာရမ္မဏကို ပြလို၍ ဖောဋ္ဌဗ္ဗာရမ္မဏေပိ စသည်မိန့်။] ဖောဋ္ဌဗ္ဗာ-
ရမ္မဏေပိ၊ ဖောဋ္ဌဗ္ဗာရုံဟူသော အာရုံရှိသော ကုသိုလ်၌လည်း။ (ဧဝံ ဝိနိစ္ဆယော
ဝေဒိတဗ္ဗော။ စပ်ပုဒ်မရှိ၍ ရှေးနိဿယ၌ ဤသို့ ထည့်ပေးသည်။) ပထဝီဓာတု၊
ပထဝီဓာတ်လည်းကောင်း။ ပ။ ဝါယောဓာတု၊ လည်းကောင်း။ ဣတိ၊ သို့။
တီဏိ၊ ကုန်သော။ မဟာဘူတာနိ၊ တို့သည်။ ဖောဋ္ဌဗ္ဗာရမ္မဏံ နာမ၊ ဖောဋ္ဌဗ္ဗာရုံ
မည်၏။ ဣမသ္မိံ ဌာနေ၊ ဤ ဖောဋ္ဌဗ္ဗဒါနကို ပြရာဌာန၌။ ဧတေသံ၊ ဤ မဟာ
ဘူတ်တို့၏။ ဝသေန၊ ဖြင့်။ ယောဇနံ၊ အနက် အဓိပ္ပာယ်ကို ယှဉ်စေခြင်း
ကို။ အကတော၊ မပြုမူ၍။ မဉ္ဇပိဌာဒိဝသေန၊ ညောင်စောင်း အင်းပျဉ်
အစရှိသည်တို့၏ အစွမ်းဖြင့်။ (ယောဇနာ၊ အနက် အဓိပ္ပာယ်ကို ယှဉ်စေ
ခြင်းကို။) ကာတဗ္ဗာ၊ ပြုထိုက်၏။ ဟိ၊ ချဲ့။ ယဒါ၊ ၌။ မဉ္ဇပိဌာဒိသု၊ တို့
တွင်။ ယံ ကိဉ္စိ၊ သော။ ရဇနိယံ၊ သော။ ဖောဋ္ဌဗ္ဗဝတ္ထု၊ ဖောဋ္ဌဗ္ဗာရုံ၏
တည်ရာဝတ္ထုကို။ လဘိတော။ ပ။ ပရိစ္စတိ၊ တဒါ ဒါနမယံ ဟောတိ။ ဣတိ၊
ဤသို့ အစရှိသော။ သဗ္ဗံ၊ ကို။ ပ။ ဝေဒိတဗ္ဗံ။ ဧဝံ။ ပ။ ဓမ္မရာဇာ ဒသေသိ။

[ဓမ္မာရမ္မဏကို ပြလို၍ ဓမ္မာရမ္မဏေ စသည်မိန့်။] ဓမ္မာရမ္မဏေ၊ ၌။ (ဧဝံ
ဝိနိစ္ဆယော ဝေဒိတဗ္ဗော။) ဆ၊ ၆-ပါးကုန်သော။ အဇ္ဈတ္တိကာနိ၊ အဇ္ဈတ္တိက
ဖြစ်ကုန်သော။ အာယတနာနိ၊ အာယတနတို့လည်းကောင်း။ တီဏိ၊ ကုန်
သော။ လက္ခဏာနိ၊ အနိစ္စတာ အစရှိသော လက္ခဏာတို့ လည်းကောင်း။
တယော၊ ကုန်သော။ အရူပိနော၊ နာမ်ဖြစ်ကုန်သော။ ခန္ဓာ၊ တို့လည်း
ကောင်း။ ပန္နရသ၊ ကုန်သော။ သုခမရူပါနိ၊ တို့လည်းကောင်း။ [ဟဒယ-
ဝတ္ထုကို ဓမ္မသင်္ဂဏီ၌ မပါသောကြောင့် ကြည့်၍ “ပန္နရသ”ဟု ဆိုဟန်တူ
သည်။] နိဗ္ဗာနံ၊ လည်းကောင်း။ ပညတ္တိ၊ ပညတ်လည်းကောင်း။ ဣတိ၊ သို့။
ဓမ္မာယတနေ၊ ဓမ္မာယတန၌။ ပရိယာပန္နာ စ၊ အကျုံးဝင်သည်လည်း ဖြစ်
ကုန်သော။ အပရိယာပန္နာ စ၊ အကျုံးမဝင်သည်လည်း ဖြစ်ကုန်သော။ ဣမ-

ပြန်ရောက်လာသည်ကို မြင်၍ လှမ်းယူပြီးလျှင် ဆွမ်းအကျန်ကို အမတ် မြင်းနှင့်တကွ
ဝေငှ၍ စားကြရပြန်သည်။ ထို့နောက် သပိတ်ကိုဆေး၍ သူ၏အပေါ်ခြံကို သပိတ်သုတ်
ပဝါ လုပ်ပြီးလျှင် ပြန်၍ ပို့လိုက်လေသတတ်။ နတ်ရွာစံခါနီး၌ ကောင်းမှု စာရင်းကို
ဖတ်သောအခါ အခြားကောင်းမှုတွေထက် ဤကောင်းမှုကို သာ၍နှစ်သက်သောကြောင့်
ထိုကောင်းမှုကို အာရုံပြုကာ တုသိတာသို့ ရောက်လေသည်။

ဓမ္မာ၊ ဤ တရားတို့သည်။ ဓမ္မာရမ္မဏံ နာမံ၊ ဓမ္မာရမ္မဏ မည်၏။ ပန၊ ဆက်။
 ဣမသ္မိံ ဌာနေ၊ ဤ ဓမ္မဒါနအရာ၌။ ဧတေသံ၊ ဤ တရားတို့၏။ ဝသေန၊ ဖြင့်။
 ယောဇနံ၊ ယှဉ်စေခြင်းကို။ အကတွာ၊ မပြုမူ၍။ ဩဇဒါနံ၊ ပ။ ဝသေန၊ ဩဇာ
 အလှ ဖျော်ရည်အလှ အသက်အလှတို့၏ အစွမ်းဖြင့်။ (ယောဇနာ) ကာတဗ္ဗာ။
 ဟိ၊ ချဲ့။ ဩဇာဒီသု၊ ဩဇာ အစရှိသည်တို့တွင်။ ရဇနီယံ၊ သော။ ပ။ ဥပ္ပဇ္ဇတိ။
 တတ္ထ၊ ထို ၃-မျိုးသော ဒါနတို့တွင်။ ယဒါ မယံ ဩဇဒါနံ (ဘဝိဿတိ)။
 ဣတိ၊ ဤသို့ ကြံ၍။ သပ္ပိနပနိတာဒိနိ၊ ထောပတ် ဆီဦး အစရှိသော ဝတ္ထုတို့
 ကို။ (အဆီ ဩဇာ များစွာပါသော ဝတ္ထုတို့ကို။) ဒေတိ၊ ပါနဒါနံ (ဘဝိဿတိ)။
 ဣတိ၊ ဤသို့ ကြံ၍။ အဋ္ဌပါနာနိ၊ ရှစ်မျိုးသော အဖျော်ရည်တို့ကို။ ဒေတိ၊
 ဇီဝိတ ဒါနံ (ဘဝိဿတိ)။ ဣတိ၊ ဤသို့ ကြံ၍။ သလာကဘတ္တ ပက္ခိကဘတ္တ
 သံဃဘတ္တာဒိနိ၊ သလာကဘတ်၊ ပက္ခိကဘတ်၊ သံဃဘတ် အစရှိသည်တို့ကို။
 ဒေတိ။ အဖာသုကာနံ၊ မကျန်းမာကုန်သော။ ဘိက္ခုနံ၊ တို့အား။ ဘေသဇ္ဇံ၊
 ကို။ ဒေတိ။ ဝေဇ္ဇံ၊ ဆေးဆရာကို။ ပစ္စုပဋ္ဌာပေတိ၊ ရှေးရှုတည်စေ၏။
 (ခေါ်ပေး၏။) ဇာလံ၊ ပိုက်ကွန်ကို။ ဖာလာပေတိ၊ ဖောက်ဖျက်စေ၏။
 ကုမိနံ၊ မြူးကို။ ဝိဒ္ဓံသာပေတိ၊ ဖျက်ဆီးစေ၏။ သကုဏပဉ္စရံ၊ ငှက်လှောင်ချိုင့်
 ကို။ ဝိဒ္ဓံသာပေတိ။ ဗန္ဓနမောက္ခံ၊ နှောင်အိမ်မှ လွတ်မြောက်ခြင်းကို။ ကာရာ-
 ပေတိ၊ ပြုစေ၏။ မာဃာတဘေရိံ၊ သားကြီး ငါးကြီးကို မသတ်ရ ဟု ကြွေး
 ကြော်ကြောင်း စည်ကို။ စရာပေတိ၊ လှည့်လည်စေ၏။ အညာနိပိ၊ အခြား
 လည်း ဖြစ်ကုန်သော။ ဇီဝိတပရိတ္တာဏတ္ထံ၊ အသက်ကို စောင့်ရှောက်ခြင်း
 အကျိုးငှာ။ ဝေရူပါနိ၊ ကုန်သော။ ကမ္မာနိ၊ ကောင်းမှုတို့ကို။ ကရောတိ၊ တဒါ
 ဒါနမယံ ဟောတိ။

၁။ ဓမ္မာရမ္မဏံ နာမံ။ ။ဓမ္မာယတန၌ ပါဝင်သော ဓမ္မာရုံ၊ ဓမ္မာယတန၌ မပါဝင်
 သော ဓမ္မာရုံ ဟု ၂-မျိုးပြားသောကြောင့် “ဓမ္မာယတနေ ပရိယာပန္နာ စ အပရိယာ-
 ပန္နာ စ” ဟု မိန့်သည်။ ဓမ္မာယတန၌ ပါဝင်သော တရားတို့ဟူသည် နာမ်ခန္ဓာဟူ
 သော စေတသိက်၊ သုခုမရုပ်၊ နိဗ္ဗာန်တို့တည်း။ [ဧတ္ထ ပန စေတသိက သုခုမရူပ-
 နိဗ္ဗာနဝသေန ဧကုနသတ္တတိ ဓမ္မာ ဓမ္မာယတနဓမ္မဓာတုတိ သင်္ခံ ဂစ္ဆန္တိ။-သင်္ဂဟ။]
 ဓမ္မာယတန၌ မပါဝင်သောတရားတို့ကား စက္ခာယတန-စသော အဇ္ဈတ္တိကာယတန
 ၆-ပါး၊ အနိစ္စတာ-စသော လက္ခဏာ၊ ပညတ်တရားတို့တည်း။ ထိုတွင် အဇ္ဈတ္တိကာယ-
 တန ၆-ပါးတို့သည် စက္ခာယတန-စသော နာမည်ရပြီး ဖြစ်သောကြောင့် ဓမ္မာယတန
 ၌ မပါဝင်ကြ။ လက္ခဏာ၊ ပညတ်တို့ကား ထင်ရှားမရှိသောကြောင့် ဓမ္မာယတန၌ မပါ
 ဝင်ကြ။ [အပရိယာပန္နာ စာတိ ပရမတ္ထတော အဂိဇ္ဇမာနတ္တာ အညာယတနတ္တာ
 စ အသင်္ဂဟိတံ။-ဋီကာ။] လက္ခဏာရုပ်တို့သည် သုခုမရုပ်၌ ပါဝင်ကြ၏။ ထို့ကြောင့်-
 တိဏိ လက္ခဏာနိ-အရ အနိစ္စတာ စသော လက္ခဏာတို့ကို ယူရသည်။

ပန၊ ကား။ ယဒါ။ သြဇဒါန ပါနဒါန ဇီဝိတဒါနာနိ၊ အဆိသြဇာရိ
 သော စားဖွယ်ကို လှူခြင်း၊ ဖျော်ရည်ကို လှူခြင်း၊ အသက်ကို လှူခြင်းတို့သည်။
 မယံ ကုလဝံသော။ပ။ ဣတံ၊ ဤသို့ ကြံ၍။ ဝတ္တသီသေန၊ အမျိုး၏ကျင့်ဝတ်
 ကို အဦးပြုသဖြင့်။ သြဇဒါနာဒီနိ၊ သြဇာဒါန အစရှိသည်တို့ကို။ ပဝတ္တေတံ၊
 ဖြစ်စေ၏။ တဒါ သံလမယံ ဟောတံ၊ ယဒါ ။ပ။ ဟောတံ။ ပန၊ ကား။
 ဒါနမယံ၊ သည်။ ဟုတော။ ပဝတ္တမာနုမ္ပိ၊ ဖြစ်ပါသော်လည်း။ ယဒါ ။ပ။
 မနောကမ္ပံ ဟောတံ။ ပန၊ ကား။ စကံမိတော၊ ၍။ ဓမ္မာရမ္မဏော ဌံ ။ပ။ ဓမ္မ-
 ရာဇာ ဒဿေသိ။... ဧဝံ၊ ဤ သို့လျှင်။ ဣဒံ စိတ္တံ၊ ဤ ပထမ မဟာကုသိုလ်စိတ်
 ကို။ နာနာဝတ္ထုဿ၊ အမျိုးမျိုးသောဝတ္ထုတို့၌။ နာနာရမ္မဏဝသေန၊ အမျိုး
 မျိုးသော အာရုံတို့၏ အစွမ်းဖြင့်။ ဒီပိတံ၊ ပြအပ်ပြီ။ ပန၊ ကား။ ဣဒံ၊ ဤ ပထမ
 မဟာကုသိုလ်စိတ်ကို။ ဧဝံဝတ္ထုသိမ္ပိ၊ ၌လည်း။ နာနာရမ္မဏဝသေန၊ ဖြင့်။
 လဗ္ဘတိယေဝ၊ ရအပ်သည်သာ။

ကထံ၊ အဘယ်သို့ ရအပ်သနည်း။ ဟိ၊ အဖြေကား။ (တနည်း) ဟိ၊ ချဲ့။
 စတုသု။ ပစ္စယေသု၊ ပစ္စည်းတို့တွင်။ စိဝရေ၊ သက်န်းဟူသော ပစ္စည်း၌။ ဆ၊
 ကုန်သော။ အာရမ္မဏာနိ၊ တို့ကို။ လဗ္ဘန္တိ။ ဟိ၊ ထပ်၍ ချဲ့ဦးအံ့။ နဝရတ္တဿ၊
 ဆိုးအပ်ပြီး၍ အသစ်ဖြစ်သော။ (ဆိုးသစ်စ ဖြစ်သော။) စိဝရဿ၊ ၎င်း။
 ဝဏ္ဏော၊ အဆင်းသည်။ မနာပေါ၊ စိတ်နှလုံးကို တိုးပွားစေတတ်သည်။ ဝါ၊
 မြတ်နိုးဖွယ် ကောင်းသည်။ ဒဿနိယော၊ ကြည့်ရှုထိုက်သည်။ ဟောတံ။ ဣဒံ၊
 ဤ မနာပ ဒဿနိယဖြစ်သော အဆင်းသည်။ ဝဏ္ဏာရမ္မဏံ၊ ရူပါရုံတည်း။
 ပရိဘောဂကာလေ၊ သုံးစွဲရာအခါ၌။ ပဋ္ဌပဋ္ဌသဒ္ဓံ၊ ပဋ္ဌပဋ္ဌဟူသော အသံကို။
 ကရောတံ။ [ပဋ္ဌပဋ္ဌ-သဒ္ဓါသည် အဝတ်၏မြည်သံကို အတူပြုသော အနုကရဏ-
 သဒ္ဓါတည်း။] ဣဒံ၊ ဤ အသံသည်။ သဒ္ဓါရမ္မဏံ၊ တည်း။ တတ္ထ၊ ထို သက်န်း
 ၌။ ယော ကာဠကစ္ဆကာဒိဂဇ္ဇော၊ အကြင် ဖအောင်းနက် အစရှိသော ဆိုးရည်
 ခေါက်၏ အနံ့သည်။ (အတ္ထိ။) ဣဒံ၊ ဤအနံ့သည်။ ဂန္ဓာရမ္မဏံ၊ တည်း။
 ပန၊ ဆက်။ ရသာရမ္မဏံ၊ ကို။ ပရိဘောဂရသဝသေန၊ သုံးစွဲရာအခါ ဖြစ်
 ပေါ်လာသော ပီတိ သောမနဿ-ဟူသော အရသာ၏ အစွမ်းဖြင့်။ ကထိတံ၊

၁။ ပရိဘောဂရသဝသေန။ ။သုံးစွဲသောအခါဖြစ်ပေါ်လာသော ပီတိ သောမန-
 ဿ-ကို “ပရိဘောဂရသ” ဟု ခေါ်သည်။ ပရိဘောဂေ၊ သုံးစွဲရာအခါ၌။ ဥပ္ပဇ္ဇော၊
 ဖြစ်သော။ ရသော၊ အရသာတည်း။ ပရိဘောဂရသော၊ သာ။ စားဖွယ် သောက်
 ဖွယ်ကို သုံးဆောင်သောအခါ ပီတိ သောမနဿ ဖြစ်သကဲ့သို့ ဤသက်န်းကို သုံးစွဲသော
 အခါလည်း ပီတိ သောမနဿ ဖြစ်ရကား ရသာရံနှင့် တူသည်ကို အစွဲပြု၍ “ပရိဘောဂ-
 ရသ” ဟု ဆိုသည်။

ရှေးဆရာတို့ ဆိုအပ်ပြီ။ [ရှေးနိဿယ၌ကား “ပရိဘောဂပစ္စယံ ပီတိသောမန-
သံ” ဟူသော ဋီကာကိုကြည့်၍ “သုံးဆောင်ခြင်းလျှင် အကြောင်းရှိသော
ပီတိ သောမနဿ-ဟူသော အရသာ၏ အစွမ်းဖြင့်” ဟု ပေး၏။]

တတ္ထ၊ ထိုသက်န်း၌။ ဝါ၊ ၏။ ယာ သုခသမ္ဘယတော၊ အကြင်ကောင်း
သော အတွေ့ရှိသည်၏ အဖြစ်သည်။ (အတ္ထိ။) ဣဒံ၊ ဤ ကောင်းသောအတွေ့
ရှိသည်၏ အဖြစ်သည်။ ဖောဠဗ္ဗာရမ္မဏံ၊ တည်း။ စီဝရံ၊ ကို။ ပဋိစ္စ၊ စွဲ၍။
ဥပ္ပန္နာ၊ ဖြစ်သော။ သုခါဝေဒနာ၊ သုခဝေဒနာသည်။ ဓမ္မာရမ္မဏံ၊ တည်း။
ပိဏ္ဍပါတေ၊ ဆွမ်းပစ္စည်း၌။ ရသာရမ္မဏံ၊ ကို။ နိပ္ပရိယာယေနော၊ ပရိယာယ်
မဟုတ် မုချအားဖြင့်ပင်။ လဗ္ဘတိ။ [ဆွမ်းပစ္စည်း၌ သုံးဆောင်စားသောက်
သောအခါ တိုက်ရိုက်အရသာရှိသောကြောင့် “နိပ္ပရိယာယေနော လဗ္ဘတိ” ဟု
ဆိုသည်။] ဧဝံ၊ ဤသို့လျှင်။ စတုသု၊ ကုန်သော။ ပစ္စယေသု၊ တို့၌။ နာ-
နာရမ္မဏဝသေန၊ ဖြင့်။ ယောဇနံ၊ အနက်အဓိပ္ပာယ်ကို ယှဉ်စေခြင်းကို။
ကတော၊ ဒါနမယာဒိဘေဒေါ၊ ဒါနမယ-အစရှိသော အထူး အပြားကို။
ဝေဒိတဗျော။

ပန၊ ဆက်။ ဣမဿ စိတ္တဿ၊ ဤ ပထမ မဟာကုသိုလ်စိတ်၏။ အာရမ္မဏ-
မေဝ၊ အာရုံကိုသာ။ ဝါ၊ သည်သာ။ နိဗဒ္ဓံ၊ အမြဲမပြတ် ဖွဲ့စပ်အပ်၏။ ဝါ၊ မြဲ၏။
(ကသ္မာ၊ ကြောင့်နည်း။) ဣမဿ စိတ္တဿ၊ ၏။ အာရမ္မဏေန၊ နှင့်။ ဝိနာ၊
၍။ အနုပ္ပဇ္ဇနတော၊ မဖြစ်ခြင်းကြောင့်တည်း။ ပန၊ ဗျတ်ရိုက်ကား။ ဒွါရံ၊
ဒွါရကို။ ဝါ၊ သည်။ အနိဗဒ္ဓံ၊ အမြဲမပြတ် ဖွဲ့စပ်အပ်သည်မဟုတ်။ ဝါ၊ မမြဲ။
ကသ္မာ။ ဝိကမ္မဿ၊ အရင်းခံ၏။ အနိဗဒ္ဓတ္တာ၊ အမြဲမပြတ် မဖွဲ့စပ်အပ်သည်၏
အဖြစ် ကြောင့်တည်း။ ဝါ၊ မမြဲသည်၏ အဖြစ်ကြောင့်တည်း။ ဟိ၊ မှန်။

၁။ ကမ္မဿ အနိဗဒ္ဓတ္တာ။ ။ [“နိ-အမြဲ+ဗဒ္ဓ-ဖွဲ့ထားအပ်” ဟူသည် နိယတ-မြဲ
သောသဘောတရားတည်း။] ကာယဒွါရ၌ဖြစ်သောပါဏာတိပါပကံသည် သူတပါးကို
အသတ်ခိုင်းသောအခါ ဝစီဒွါရ၌လည်း ဖြစ်၏။ ဝစီဒွါရ၌ ဖြစ်သော မုသာဝါဒကံသည်
လက်ပြ ခြေပြဖြင့် လိမ်သောအခါ ကာယဒွါရ၌လည်း ဖြစ်၏။ ဤသို့စသည်ဖြင့် ကံ၏
မိမိ ဖြစ်နေကျ ဒွါရ၌ မမြဲသည်ကို “ကမ္မဿ အနိဗဒ္ဓတ္တာ” ဟု ဆိုသည်။ ကုသိုလ်
အရာ၌လည်း ဒါနကုသိုလ်သည် ကိုယ်တိုင်ပြုသောအခါ ကာယကံဖြစ်၏။ သူတပါးကို
အပြုခိုင်းသောအခါ ဝစီကံဖြစ်၏။ ဝိဇ္ဇမာနဝတ္ထုကို စိတ်ဖြင့်လှူမည်ဟု ကြံသောအခါ
မနောကံဖြစ်၏။ ဤသို့ ကုသိုလ်ကံသည် ဒွါရအားဖြင့် မမြဲ။

၁၃၆

အဋ္ဌသာလိနီအဋ္ဌကထာ

ကမ္မသို့၊ အကြောင်းရင်းကံသည်။ အနိဗဒ္ဓေ၊ မမြဲလတ်သော်။ ခုဒ္ဓါရမ္ပိ၊
ခွါရသည်လည်း။ အနိဗဒ္ဓမေဝ၊ အမြဲမပြတ် မဖွဲ့စပ်အပ်သည်သာ။ ဝါ၊ မမြဲ
သည်သာ။ ဟောတိ။

၃၆၈

၁။ ခုဒ္ဓါရမ္ပိ အနိဗဒ္ဓမေဝ။ ။ထိုထိုကံက ထိုထိုခွါရ၌ မမြဲသောကြောင့် ခွါရလည်း
အမြဲသတ်မှတ် ဆုံးဖြတ်၍မဖြစ်နိုင်တော့။ ချွဲဦးအံ့-ကာယကံ၏ဖြစ်ကြောင်းကို ကာယ
ခွါရဟု နာမည်တပ်ပြီး ဖြစ်သော်လည်း ထိုကာယခွါရ၌ တရံတခါ လက်ပြ ခြေပြ
လိမ်သော မုသာဝါဒကံ ဖြစ်တတ်သေး၏။ ထိုအခါ ကာယခွါရသည်ပင် ဝစီကမ္မခွါရ
ဟု နာမည် တမျိုး ရလိမ့်မည်။ ထို့ကြောင့် ခွါရလည်း အမြဲသတ်မှတ် နာမည်တပ်၍
မဖြစ်နိုင်။



ဒွါရကထာ အဖွင့်

[ကမ္မဒွါရ ဝိညာဏဒွါရ-စသည်ဖြင့် ဒွါရနှင့်စပ်သော စကားတို့ကို ဆိုရာ အခန်းဖြစ်သောကြောင့် “ဒွါရကထာ” ဟု ခေါ်၏။ ယခုအခါ “ဒွါရံ ပန အနိ ဗဒ္ဓိ” စသော စကားနှင့်စပ်၍ ဒွါရကထာကို ပြလိုသောကြောင့် “ဣမဿ ပန” စသည်မိန့်။]

ပန၊ ဆက်။ ဣမဿ အတ္ထဿ၊ ဤ အနက်အဓိပ္ပာယ်ကို။ ပကာသနတ္ထံ၊ ထင်ရှားပြခြင်း အကျိုးငှာ။ ဣမသ္မိံ ဌာနေ၊ ဤ အရာ၌။ [ရူပါရမ္မဏံ စသော ပုဒ်ကို ဖွင့်ရာ၌။] မဟာအဋ္ဌကထာယံ၊ ၌။ ဒွါရကထာ၊ ဒွါရကထာကို။ (အာစရိယေဟံ၊ အဋ္ဌကထာ ဆရာတို့သည်။) ကထိတာ၊ ဆိုအပ်ပြီ။ တတ္ထ၊ ထို မဟာအဋ္ဌကထာ၌။ တီဏိ၊ သုံးပါးကုန်သော။ ကမ္မာနိ၊ ကံတို့လည်းကောင်း။ တီဏိ၊ ကုန်သော။ ကမ္မဒွါရနိ၊ တို့လည်းကောင်း။ ပ။ ဒသ၊ ဆယ်ပါးကုန်သော။ အကုသလ ကမ္မပထာ၊ အကုသလကမ္မပထ-တို့လည်းကောင်း။ ဒသ၊ ကုန်သော။ ကုသလကမ္မပထာ၊ တို့လည်းကောင်း။ ဣတိ၊ သို့။ ဧတ္တကံ၊ ဤမျှ အတိုင်းအရှည်ရှိသော။ ဣဒံ၊ ဤစကားသည်။ ဒွါရကထာယ၊ ၌။ မာတိ-ကာထပနံ နာမ၊ မာတိကာကို ထားကြောင်း စကားမည်၏။ တတ္ထ၊ ထို မာတိကာ၌။ တီဏိ၊ ကုန်သော။ ကမ္မာနိ၊ တို့ကို။ ပဌမံ၊ ရှေးဦးစွာ။ ကိဉ္ဇာပိ ဝုတ္တာနိ၊ အကယ်၍ကား ဆိုအပ်ပါပေကုန်ပြီ။ ပန၊ ထိုသို့ပင် ဆိုအပ်ပါကုန်သော်လည်း။ တာနိ၊ ထို ၃-ပါးသော ကံတို့ကို။ ထပေတွာ၊ ထား၍။ (အကျယ်မချဲ့သေးပဲ ထား၍။) အာဒိတော၊ ကံတို့၏ အစ၌။ တာဝ၊ အစဉ်အတိုင်း။ တီဏိ၊ ကုန်သော။ ကမ္မဒွါရနိ၊ ကမ္မဒွါရတို့ကို။ ဘာဇေတွာ၊ ဝေဖန်၍။ (အာစရိယေဟံ။) ဒသိတာနိ၊ ပြအပ်ကုန်ပြီ။

ကာယကမ္မဒွါရကထာ အဖွင့်

တီဏိ၊ ကုန်သော။ ကမ္မဒွါရနိ၊ ကမ္မဒွါရတို့ဟူသည်။ ကတမာနိ၊ အဘယ်တို့နည်း။ ကာယကမ္မဒွါရံ၊ ကာယကမ္မဒွါရလည်းကောင်း။ ပ။ မနောကမ္မဒွါရံ၊

၁။ ဣမဿ။ ပ။ ပကာသနတ္ထံ။ “ဒွါရံ အနိဗဒ္ဓိ ကမ္မဿ အနိဗဒ္ဓတ္တာ” အရ “ဒွါရဖြင့်လည်း နှံ့ကံကို အမြဲသတ်မှတ် နာမည်တပ်၍ မဖြစ်နိုင်၊ ကံဖြင့်လည်း ဒွါရကို အမြဲသတ်မှတ် နာမည်တပ်၍ မဖြစ်နိုင်” ဟူသော ဤအနက်ကို “ဒွါရေ စရန္တိ ကမ္မာနိ” စသော ဂါထာဖြင့် သွယ်ဝိုက်၍ ပြခြင်းငှာ ဒွါရကထာကို မဟာအဋ္ဌကထာ၌ ဆိုအပ်ပြီ။ ပဉ္စဝိညာဏာနိ။ ။ ဝိညာဉ် ၅-ပါး၊ ဝိညာဏဒွါရ ၅-ပါးကိုသာ ပြ၍ ဆဋ္ဌမနော ဝိညာဉ် ဆဋ္ဌ မနောဒွါရကို မပြ။ ထိုသို့ မပြခြင်းကား မနောဒွါရ ဟူသော ဘဝင်နှင့် မနောဝိညာဉ်တို့က (စက္ခုဒွါရ စက္ခုဝိညာဉ် စသည်တို့ကဲ့သို့) တွဲဖက်၍ မဖြစ်နိုင်သောကြောင့်တည်း။

လည်းကောင်း။ ဣတိ၊ ဤသည်တို့တည်း။ တတ္ထ၊ ထို ကာယကမ္မဒွါရံ အစ ရှိသော စကားရပ်၌။ ကာယော၊ ကာယသည်။ ဥပါဒိန္နကော၊ ဥပါဒိန္နက ကာယ လည်းကောင်း။ အာဟာရသမုဋ္ဌာနော၊ အာဟာရသမုဋ္ဌာန ကာယ လည်းကောင်း။ ပ။ စိတ္တသမုဋ္ဌာနော၊ လည်းကောင်း။ ဣတိ၊ သို့။ စတုပ္ပိဓော၊ ၄-ပါး အပြားရှိ၏။ တတ္ထ၊ ထို ၄-ပါးအပြားရှိသော ကာယတွင်။ စက္ခာယတနာဒိနိ၊ စက္ခာယတန အစရှိကုန်သော။ ဇီဝိတိန္ဒြိယပရိယန္တာနိ၊ ဇီဝိတိန္ဒြေ အဆုံးရှိကုန် သော။ အဋ္ဌ၊ ကုန်သော။ ကမ္မသမုဋ္ဌာနရူပါနိပိ၊ ကံဟူသောဖြစ်ကြောင်းရှိသော ရုပ်တို့သည်လည်းကောင်း။ (ဥပါဒိန္နကကာယောနာမ-၌ စပ်။) [ဓမ္မသင်္ဂဏ်၌လာ သော ကေနံ ကမ္မဇရုပ်တို့ကိုသာ ယူသောကြောင့် ၈-ပါးဖြစ်ရသည်။ ဟဒယ- ရုပ် မပါ။] ကမ္မသမုဋ္ဌာနာနော၊ ကမ္မသမုဋ္ဌာန်ပင် ဖြစ်ကုန်သော။ စတသော၊ ကုန်သော။ ဓာတုယော၊ တို့လည်းကောင်း။ ဝဏ္ဏော၊ အဆင်းလည်းကောင်း။ ဂန္ဓော၊ အနံ့လည်းကောင်း။ ရသော၊ အရသာလည်းကောင်း။ ဩဇာ၊ အဆီ အနှစ်လည်းကောင်း။ ဣတိ၊ သို့။ အဋ္ဌ၊ ရှစ်ပါးသော ရုပ်တို့သည်လည်းကောင်း။ [အဋ္ဌကလာပ်ရုပ်ကို ဆိုသည်။] ဥပါဒိန္နကကာယော နာမ၊ မည်၏။ (တဏှာ ဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် ငါ၏အကျိုးအဖြစ်ဖြင့်ယူအပ်သော ကမ္မဇရုပ်အပေါင်း မည်၏။) တာနေဝ အဋ္ဌ၊ ထို ၈-ပါးသောရုပ်တို့သည်ပင်။ အာဟာရဇာနိ၊ အာဟာရကြောင့် ဖြစ်ကုန်သည်။ (သမာနာနိ၊ ဖြစ်ကုန်လတ် သော်။) အာဟာရသမုဋ္ဌာနိကကာယော နာမ၊ မည်၏။ (အာဟာရဟူသော ဖြစ်ကြောင်းရှိသော ရုပ်အပေါင်းမည်၏။) (တာနေဝ) အဋ္ဌ၊ တို့သည်ပင်။ ဥတုဇာနိ၊ ကုန်သည်။ (သမာနာနိ။) ဥတုသမုဋ္ဌာနိကကာယော နာမ၊ မည်၏။ (ဥတုဟူသော ဖြစ်ကြောင်းရှိသော ရုပ်အပေါင်းမည်၏။) (တာနေဝ) အဋ္ဌ။ စိတ္တဇာနိ၊ ကုန်သည်။ (သမာနာနိ။) စိတ္တသမုဋ္ဌာနိကကာယော နာမ၊ မည်၏။ (စိတ်ဟူသော ဖြစ်ကြောင်းရှိသော ရုပ်အပေါင်းမည်၏။)

တေသု၊ ထို ၄-ပါးသော ကာယတို့တွင်။ ကာယကမ္မဒွါရန္တိ၊ ကာယ- ကမ္မဒွါရ-ဟူသော အမည်သည်။ ဥပါဒိန္နကကာယဿ၊ ၏။ နေဝ၊ နာမံ၊ အမည် မဟုတ်။ ဣတရေသံ၊ ဥပါဒိန္နကကာယမှ တပါးကုန်သော ကာယတို့ ၏။ (အာဟာရသမုဋ္ဌာနိကကာယ၊ ဥတုသမုဋ္ဌာနိကကာယ၊ စိတ္တသမုဋ္ဌာနိက-

၁။ စိတ္တသမုဋ္ဌာနိကကာယော နာမ။ ။ကံ-စသော အကြောင်း ၄-ပါးကြောင့် ဖြစ်သော ကာယ (ရုပ်အပေါင်းဖြစ်သော ခန္ဓာကိုယ်) ဝယ် အမြဲဖြစ်သော ရူပရူပ (ရုပ် အစစ်) တို့ကိုသာ ပြသည်။ ထို့ကြောင့် တရံတခါမှဖြစ်သော သဒ္ဓရုပ်ကိုလည်းကောင်း၊ ရုပ်အစစ်မဟုတ်သော အနိပ္ပန္နရုပ်များကိုလည်းကောင်း မပြုဝဲထားသည်ဟု မှတ်ပါ။

ကာယ-တို့၏။)န နာမံ၊ အမည်မဟုတ်။ ပန၊ အဟုတ်ကား။ စိတ္တသမုဋ္ဌာနေသု၊ ကုန်သော။ အဋ္ဌသု၊ ကုန်သော။ ရူပေသု၊ တို့၌။ ဧကော၊ တမျိုးသော။ ဝိညတ္တိ၊ ဝိညတ်သည်။ အတ္တိ၊ ရှိ၏။(ပါ၏။) ဣဒံ၊ ဤ ကာယဝိညတ်သည်။ ကာယကမ္မဒ္ဓါရုံ နာမ၊ မည်၏။ ယံ၊ ယင်း ကာယကမ္မဒ္ဓါရုံကို။ သန္ဓာယ၊ ရည်ရွယ်တော်မူ၍။ ကတမံ တံ။ပ။ ကာယဝိညတ္တိတံ၊ ဟူ၍။ (ဘဂဝတာ။) ဝုတ္တံ၊ ပြီ။

[ကာယဝိညတ္တိ၊ ကာယဝိညတ်ဟူသော။ တံ ရူပံ၊ ထို ရုပ်သည်။ ကတမံ၊ နည်း။ ကုသလစိတ္တဿ ဝါ၊ ကုသိုလ်စိတ်ရှိသည်မူလည်း ဖြစ်သော။ပ။အဗျာ- ကတစိတ္တဿ ဝါ၊ အဗျာကတစိတ် ရှိသည်မူလည်းဖြစ်သော။ အဘိက္ခမန္တဿ ဝါ၊ ရှေ့သို့ သွားသူ၏သော်လည်းကောင်း။ ပဋိက္ခမန္တဿ ဝါ၊ နောက်သို့ ပြန်သူ၏သော်လည်းကောင်း။ အာလောကေန္တဿ ဝါ၊ ရှေ့တည့်တည့်သို့ ကြည့်သူ၏သော်လည်းကောင်း။ ဝိလောကေန္တဿ ဝါ၊ စောင်း၍ ကြည့်သူ၏ သော်လည်းကောင်း။ သမိဉ္ဇေန္တဿ ဝါ၊ လက် ခြေ စသည်ကို ကွေးသူ၏ သော်လည်းကောင်း။ ပသာရေန္တဿ ဝါ၊ လက် ခြေ စသည်ကို ဆန့်သူ၏ သော်လည်းကောင်း။ ကာယဿ၊ ကိုယ်ကို။ ယာ ထမ္မနာ၊ အကြင် ထောက်ပံ့ ခြင်းသည်။(ယာ)သန္တမ္မနာ၊ အကြင် ကောင်းစွာ ထောက်ပံ့ခြင်းသည်။ (ယံ) သန္တမ္မိတတ္တံ၊ အကြင်ကောင်းစွာ ထောက်ပံ့တတ်သောရုပ်၏ ဖြစ်ကြောင်းဖြစ် ရာသည်။(ယာ)ဝိညတ္တိ၊ အကြင် သိစေခြင်း သဘောတရားသည်။(ယာ)ဝိညာ- ပနာ၊ အကြင် သိစေခြင်းဟူသော အခြင်းအရာသည်။(ယာ)ဝိညာပိတတ္တံ၊ အကြင် သိစေတတ်သည်၏ အဖြစ်ဟူသော သဘောတရားသည်။(အတ္တိ။) ကာယဝိညတ္တိ၊ ကာယဝိညတ်ဟူသော။တံ ရူပံ၊ ထိုရုပ်သည်။ ဣဒံ၊ ဤ သဘော တရားတည်း။-ရူပကဏ္ဍဝိညတ်ရုပ်ခန်း။]

ဟိ၊ ချဲ့။ အဘိက္ခမိဿာမိ၊ ရှေ့သို့သွားအံ့။ ပဋိက္ခမိဿာမိ၊ ပြန်အံ့။ ဝါ၊ ဆုတ်အံ့။ ဣတိ၊ သို့။ စိတ္တံ၊ သည်။ ဥပ္ပဇ္ဇမာနံ၊ ဖြစ်လတ်သော်။ ရူပံ၊ စိတ္တဇ ရုပ်ကို။ သမုဋ္ဌာပေတံ၊ ဖြစ်စေ၏။ တတ္ထ၊ ထိုသို့ ရုပ်ကိုဖြစ်စေရာ၌။ [ဝါယော ဓာတု-၌ စပ်။ ရှေးနိဿယ၌ “တတ္ထာတိ တသ္မိ ဥပ္ပဇ္ဇမာနစိတ္တက္ခဏေ” ဟု စွဲ၏။] ပထဝီဓာတု၊ ပထဝီဓာတ်လည်းကောင်း။ပ။တံနိဿိတော၊ ထို ဓာတ်လေးပါး ကို မှီသော။ ဝဏ္ဏော၊ အဆင်းလည်းကောင်း။ပ။ဩဇာ၊ အဆီအနှစ်လည်း ကောင်း။ဣတိ၊ သို့။ အဋ္ဌန္နံ၊ ကုန်သော။ ဣမေသံ ရူပကလာပါနံ၊ ဤ ရုပ် ကလာပ်တို့၏။ အဗ္ဘန္တရေ၊ အတွင်း ၌။(အဋ္ဌကလာပ်ရုပ်တို့တွင်-ဟူလို။)စိတ္တ- သမုဋ္ဌာနာ၊သော။ ယာ ဝါယောဓာတု၊အကြင် ဝါယောဓာတ်သည်။(အတ္တိ။) သာ၊ ထိုဝါယောဓာတ်သည်။ အတ္တနာ၊ မိမိနှင့်။ သဟဇာတံ၊ တကွဖြစ်သော။

ရူပကာယံ၊ ရုပ်အပေါင်းကို။ သန္တမ္ပေတံ၊ ကောင်းစွာ ထောက်ပံ့၏။ သန္တာရေတံ၊ ကောင်းစွာ ဆောင်ထား၏။ စာလေတံ၊ လှုပ်ရှားစေ၏။ အဘိက္ကမာပေတံ၊ ရှေ့သို့ သွားစေ၏။ ပဋိက္ကမာပေတံ၊ ပြန်စေ၏။

တတ္ထ၊ ထို စိတ္တသမုဋ္ဌိတ-ဝါယောဓာတ်တို့တွင်။ (ပဌမစိတ္တသမုဋ္ဌိတ ဝါယောဓာတ်-စသည်၌ စပ်။) ကောဝဇ္ဇနဝိထိယံ၊ တခုသော အာဝဇ္ဇန်းရှိသော မနောဒွါရဝိထိ၌။ [အာဝဇ္ဇန်း ၂-မျိုးပါသော ပဉ္စဒွါရဝိထိက ဝိညတ်ကို မဖြစ် စေနိုင်သောကြောင့် မနောဒွါရဝဇ္ဇန်း တခုသာပါသော မနောဒွါရဝိထိ ကို ပြသည်။] သတ္တသု၊ ၇-ကြိမ်ကုန်သော။ ဇဝနေသု၊ ဇောတို့တွင်။ ပဌမ စိတ္တသမုဋ္ဌိတ၊ ပထမ ဇောစိတ်ကြောင့် ဖြစ်သော။ [“ပဌမဇဝနသမုဋ္ဌိတ၊ ပထမဇောကြောင့် ဖြစ်သော” ဟုလည်း ပြင်ကြ၏။ သို့သော် နောက်၌လည်း “သတ္တမစိတ္တေန သမုဋ္ဌိတ” ဟုပင် ရှိသည်။] ဝါယောဓာတု၊ သည်။ အတ္တနာ၊ နှင့်။ သဟဇာတံ၊ သော။ ရူပကာယံ၊ ကို။ သန္တမ္ပေတံ၊ ကောင်းစွာ တောင့် ထားခြင်းငှာလည်းကောင်း။ သန္တာရေတံ၊ ကောင်းစွာ ဆောင်ထားခြင်းငှာ လည်းကောင်း။ သက္ကောတံ၊ စွမ်းနိုင်၏။ ပန၊ ဗျာတိရိက်ကား။ အပရာပရံ၊ ထိုမှ ဤမှ။ စာလေတံ၊ လှုပ်စေခြင်းငှာ။ န သက္ကောတံ၊ မစွမ်းနိုင်။ ဒုတိယာ- ဒီသုပံ၊ ဒုတိယစိတ္တသမုဋ္ဌိတ-ဝါယောဓာတ် အစရှိသည်တို့၌လည်း။ ဒေဝေ နယော။

ပန၊ ကား။ သတ္တမစိတ္တေန၊ သတ္တမ-ဇောစိတ်ကြောင့်။ သမုဋ္ဌိတ၊ ဖြစ် သော။ ဝါယောဓာတု၊ သည်။ ဟေဋ္ဌာ၊ အောက်၌။ ဆဟံ၊ ၆-ပါးကုန် သော။ စိတ္တေဟံ၊ ဇောစိတ်တို့ကြောင့်။ သမုဋ္ဌိတံ၊ ကောင်းစွာ ဖြစ်သော။

၁။ သန္တမ္ပေတံ သန္တာရေတံ။ ။ လှည်းတစ်စီးကို နွား ၇-ရှဉ်းဖြင့် ဆောင်ယူသွားရာ၌ ရှေ့ကသွားသော ၆-ရှဉ်းတို့သည် လှည်းကို တောင့်ထားကြ၊ သွားမည့်လမ်းဘက်သို့ ရှေးရှု ဆွဲဆောင်နေကြသကဲ့သို့ ထိုအတူ ရှေ့ဇော ၆-ကြိမ်ကြောင့်ဖြစ်သော ဝါယော ဓာတ်တို့က တကွဖြစ်ဖက် ရုပ်တို့ကို လျော့မသွားအောင် တောင့်ထားခြင်းကို “သန္တ- မ္ပေတံ” ဟုလည်းကောင်း၊ သွားမည့်ဘက် လှုပ်ရှားမည့်ဘက်သို့ ရှေးရှု ဆွဲဆောင်ထား ခြင်းကို “သန္တာရေတံ” ဟုလည်းကောင်း ဆိုသည်။

၂။ အပရာပရံ။ ပ။ န သက္ကောတံ။ ။ ပဌမဇဝနသမုဋ္ဌိတ-ဝါယောဓာတ်သည် လှုပ်အောင် မတတ်နိုင်သော်လည်း ထိုဝါယောဓာတ် လွန်ကဲသော ရုပ်ကလာပ်၌ ဝိညတ် ဟူသော ဝိကာရရုပ်ကား ပါဝင်သည်သာ။ မှန်၏-အရှေ့သို့ သွားလိုလျှင် ပဌမဇဝန- သမုဋ္ဌိတ-ဝါယောဓာတ်ကလည်း အရှေ့သို့ ရှေးရှုလျက်သာ ထောက်ပံ့ရ ဆောင်ထားရ လေသည်။ ထိုသို့ အရှေ့ဘက် ရှေးရှုခြင်းသည် ဝိညတ်ဟူသော ဝိကာရ၏ အစွမ်းကြောင့် သာ ဖြစ်ရ၏။

ဝါယောဓာတုံ၊ ဝါယောဓာတ်ဟူသော။ ဥပတ္တမ္ဘနပစ္စယံ၊ ထောက်ပံ့တတ်သော အကြောင်းကို။ လဘိတော၊ ရ၍။ အတ္တနာ သဟဇာတံ။ ရူပကယံ၊ ကို။ သန္တမ္ဘေတုံ၊ ငှာလည်းကောင်း။ ပ။ စာလေတုံ၊ လှုပ်စေခြင်းငှာ လည်းကောင်း။ အဘိက္ကမာပေတုံ၊ ရှေ့သို့ သွားစေခြင်းငှာ လည်းကောင်း။ ပဋိက္ကမာပေတုံ၊ နောက်သို့ ပြန်စေခြင်းငှာ လည်းကောင်း။ အာလောကာပေတုံ၊ ရှေ့တည့် တည့်သို့ ကြည့်စေခြင်းငှာ လည်းကောင်း။ ဝိလောကာပေတုံ၊ စောင်း၍ ကြည့်စေခြင်းငှာ လည်းကောင်း။ သမိဉ္ဇာပေတုံ၊ ကွေးစေခြင်းငှာ လည်းကောင်း။ ပသာရာပေတုံ၊ ဆန့်စေခြင်းငှာ လည်းကောင်း။ သက္ကောတိ၊ ၎င်း။ တေန၊ ထို သတ္တမစိတ္တသမုဋ္ဌိတ-ဝါယောဓာတ်ကြောင့်။ (တနည်း) တေန၊ ထိုသို့ စွမ်းနိုင်ခြင်းကြောင့်။ ဂမနံ နာမ၊ သွားခြင်းမည်သည်။ ဇာယတိ၊ ဖြစ်၏။ (အဘိက္ကမကို ရည်ရွယ်သည်။) အာဂမနံ နာမ၊ ပြန်လာခြင်းမည်သည်။ ဇာယတိ၊ ဖြစ်၏။ (ပဋိက္ကမ-ကို ရည်ရွယ်သည်။) မဂနာဂမနံ နာမ၊ သွားခြင်း ပြန်လာခြင်း မည်သည်။ ဇာယတိ၊ ၎င်း။ (၂-မျိုးလုံးကို ရည်ရွယ်သည်။) “ယောဇနံ၊ တယူဇနာရှိသော။ အရပ်သို့။ ဂတော၊ ရောက်ပြီ။ ဒသယောဇနံ၊ ၁၀-ယူဇနာရှိသောအရပ်သို့။ ဂတော၊ ပြီ။” [“ယောဇနံ၊ တယူဇနာတိုင်တိုင်။ ဂတော၊ သွားပြီ။ ဒသယောဇနံ၊ ၁၀-ယူဇနာတိုင်တိုင်။ ဂတော၊ ပြီ” ဟုလည်း ပေးနိုင်၏။] ဣတိ၊ သို့။ ဝတ္တဗ္ဗတံ၊ ဆိုထိုက်သည်၏ အဖြစ်သို့။ အာပဇ္ဇာပေတိ၊ ၎င်း။

ဟိ၊ ဥပမာဆောင် ထင်အောင်ပြအံ့။ သတ္တဟိ၊ ခုနစ်ခုကုန်သော။ ယုဂေဟိ၊ ထမ်းပိုးတို့ဖြင့်။ အာကစ္ဆိတဗ္ဗေ၊ ဆွဲငင် ထိုက်သော။ (နှားခုနစ်ရှဉ်း က-သော ထမ်းပိုးခုနစ်ခုတို့ဖြင့် ဆွဲမှ ပါလာနိုင်လောက်အောင် ဝန်လေးသော။) သကဋေ၊ လှည်း၌။ တာဝ၊ ရှေးဦးစွာ။ ပဌမယုဂေ၊ ပထမ ထမ်းပိုး၌။ ယုတ္တဂေါဏာ၊ ကပ်ယှဉ်အပ်သော နှားတို့သည်။ ယုဂံ၊ ထမ်းပိုးကို။ သန္တမ္ဘေတုံ သန္တာရေတုံ၊ သက္ကောန္တိ ယထာ၊ စွမ်းနိုင်ကုန်သကဲ့သို့။ ပန၊ ဗျတိရိက်ကား။ စက္ကံ၊ လှည်းဘီးကို။ နပ္ပဝဋ္ဋေန္တိ ယထာ၊ မလိမ့်စေနိုင်ကုန်သကဲ့သို့။ ဒုတိယာဒိသုပိ၊ ဒုတိယယုဂ-ယုတ္တဂေါဏ အစရှိသည်တို့၌လည်း။ ဒေဝေ နယော။ ပန၊ ကား။ (တနည်း) ပန၊ အနွယ်ကား။ သတ္တမယုဂေ ၌။ ဂေါဏေ၊ တို့ကို။ ယောဇေတော၊ ယှဉ်စေ၍။

၁။ ဝတ္တဗ္ဗတံ အာပဇ္ဇာပေတိ။ ။ ဝါယောဓာတ် လွန်ကဲသော ရုပ်ကလာပ်တွေ အကြိမ် များစွာ ဖြစ်သောအခါ “တယူဇနာရောက်ပြီ။ ပ။ ဆယ်ယူဇနာရောက်ပြီ” ဟု ဆိုနိုင်စေသည်။ ဝါယောဓာတ် လွန်ကဲသော ရုပ်ကလာပ် အနည်းငယ် ဖြစ်ရုံမျှဖြင့်ကား ထိုမျှ လောက် မရောက်စေနိုင်ပါ-ဟူလို။

ဝါ၊ ကပ်၍။ ယဒါ၊ ဌ။ ဆေကော၊ ကျမ်းကျင်သော။ သာရထိ၊ လှည်းသမားသည်။ [“သာရထိ၊ သွားစေကတ်၏။ ဣတိ သာရထိ” နှင့်အညီ လှည်း-နွား-မြင်း-ကား-ရထားတို့ကို သွားစေတတ်သောကြောင့် လှည်းသမား စသည်ကို “သာရထိ” ဟု ခေါ်သည်။] ဓရေ၊ လှည်းဦး၌။ နိသိဒိတော၊ ထိုင်၍။ ယောတ္တာနိ၊ ကြီးတို့ကို။ အာဒါယ၊ ကိုင်၍။ သဗ္ဗပုရိမတော၊ အလုံးစုံသော နွားတို့၏ ရှေ့ဖြစ်သောနွားမှ။ ပဋ္ဌာယ၊ စ၍။ ပတောဒလဋ္ဌိယာ၊ နှင်တံဖြင့်။ ဂေါဏောတို့ကို။ အာကောဋေတိ၊ ရိုက်နှက်၏။ တဒါ၊ ဌ။ သဗ္ဗေ၊ အလုံးစုံသော နွားတို့သည်ပင်။ ဧကဗလာ၊ တူသော အားရှိကုန်သည်။ ဟုတော၊ ဓရဉ္စ၊ လှည်းဦးကိုလည်း။ သန္ဓာရေန္တိယထာ၊ ကောင်းစွာ ဆောင်ကုန်သကဲ့သို့။ စက္ကာနိ စ၊ တို့ကိုလည်း။ ပဝဋ္ဌေန္တိယထာ၊ ကုန်သကဲ့သို့။ သကဋ္ဌံ၊ ကို။ ဂဟေတော၊ ၍။ (သကဋ္ဌော။) ဒသယောဇနံ၊ သို့။ ဂတော၊ ပြီ။ ဝိသတိယောဇနံ၊ သို့။ ဂတော၊ ပြီ။ ဣတိ။ ဝတ္တဗ္ဗတံ၊ သို့။ အာပါဒေန္တိယထာ၊ ရောက်စေကုန်သကဲ့သို့။ ဧဝံ သမ္ပဒံ၊ ဤသို့ မချွတ်မယှင်းပြီးစီးခြင်းရှိသော။ ဣဒံ၊ ဤ ဥပမေယျကို။ ဝေဒိတဗ္ဗံ။ [ဧဝံ သမ္ပဒံပုဒ်ပြီးပုံကို ပါရာဇိကဏ်ဘာသာဋီကာ အဇ္ဈတ္တိကနိဒါန်း အရိယူပဝါဒ-ကံ အဖွင့်၌ ရှုပါ။]

တတ္ထ၊ ထို ဥပါဒိန္နက အစရှိသော ကာယတို့တွင်။ ယော စိတ္တသမုဋ္ဌာနိက-ကာယော၊ အကြင် စိတ္တသမုဋ္ဌာနိက-ကာယသည်။ (အတ္ထိ။) သော၊ ထို စိတ္တသမုဋ္ဌာနိက-ကာယသည်။ ဝိညတ္တိ၊ ဝိညတ်သည်။ န၊ မဟုတ်။ ပန၊ အဟုတ်ကား။ စိတ္တသမုဋ္ဌာနာယ၊ သော။ ဝါယောဓာတုယာ၊ နှင့်။ သဟဇာတံ၊ သော။ ရူပကာယံ၊ ကို။ ပ။ စာလေတံ၊ ဌာ။ ပစ္စယော၊ အကြောင်းသည်။ ဘဝိတံ၊ ဖြစ်ခြင်းငှာ။ သမတ္ထော၊ စွမ်းနိုင်သော။ ဧကော၊ တပါးသော။ အာကာရဝိကာရော၊ ထူးခြားသော အမှုအရာသည်။ အတ္ထိ၊ ၏။ အယံ၊ ဤ ထူးခြားသော အမှုအရာသည်။ ဝိညတ္တိ နာမ၊ မည်၏။ သာ၊ ထို ဝိညတ်သည်။ အဋ္ဌ-ရူပါနိ၊ ရှစ်ပါးသော ရုပ်ကလာပ်တို့သည်။ (စိတ္တသမုဋ္ဌာနာနိ) ဝိယ၊ စိတ်ကြောင့် ဖြစ်ကုန်သကဲ့သို့။ န စိတ္တသမုဋ္ဌာနာ၊ စိတ်ကြောင့် မဖြစ်။ [“ရုပ်အစစ် မဟုတ်သောကြောင့် စိတ္တသမုဋ္ဌာနံ မဟုတ်” ဟု ဆိုသည်။] ပန၊ ထိုသို့ပင် စိတ္တသမုဋ္ဌာနံ မဟုတ်ပါသော်လည်း။ (စိတ္တသမုဋ္ဌာနာ နာမ ဟောတိ-၌ စပ်။) အနိစ္စာဒိဘေဒါနံ၊ အနိစ္စ အစရှိသော အပြားရှိကုန်သော။ ဓမ္မာနံ၊ သင်္ခတတရားတို့၏။ ဇရာမရဏတ္တာ၊ ဇရာမရဏ၏ အဖြစ်ကြောင့်။ “ဇရာမရဏံ။ ပ။ သင်္ခတ” န္တိ အာဒိ၊ ဇရာမရဏံ။ ပ။ သင်္ခတံ-အစရှိသော စကားတော်ကို။ (ဘဂဝတာ။) ဝုတ္တံ ယထာ၊ ကဲ့သို့။ ဧဝံ၊ တူ။ စိတ္တသမုဋ္ဌာနာနံ၊ ကုန်သော။ ရူပါနံ၊ တို့၏။ ဝိညတ္တိတာယ၊ ဝိညတ်ဟူသော ဝိကာရ၏ အဖြစ်ကြောင့်။

သာပိ၊ ထို ဝိညတ်သည်လည်း။ စိတ္တသမုဋ္ဌာနာ နာမ^၁၊ စိတ္တသမုဋ္ဌာန် မည်တော့သည်။ ဟောတိ၊ ၏။

[“ဝါယောဓာတ်၏ ဝိကာရကို အဘယ်ကြောင့် ဝိညတ် ဟု သိုရသနည်း” ဟု မေးဖွယ်ရှိသောကြောင့် “ဝိညာပနတ္တာ” စသည်မိန့်။]

ပန၊ ဆက်။ ဝိညာပနတ္တာ၊ သိစေတတ်သည်၏ အဖြစ်ကြောင့်။ သော၊ ဤ အမှုအရာ အကူးကို။ ဝိညတ္တိတိ၊ ဝိညက်ဟူ၍။ ဝုစ္စတိ၊ သိုအပ်၏။ [ဤစကားဖြင့် “ဝိညာပေတိတိ ဝိညတ္တိ” ဟူသော ဟေတုကတ္တုသင်္ခါ ဝစနတ်ကိုပြသည်။] ကိ၊ အဘယ်ကို။ ဝိညာပေတိ၊ သိစေတတ်သနည်း။ ဣတိ၊ ဤကားအမေးတည်း။ ဧကံ၊ တပါးသော။ ကာယိကကရဏံ၊ ကာယဒွါရ၌ဖြစ်သော အမှုအရာ ကြိယာကို။ (ဝိညာပေတိ၊ သိစေတတ်၏။ ဣတိ၊ ဤကား အဖြေတည်း။) ဟိ၊ ချဲ့။ စက္ခုပထသ္မိံ၊ စက္ခုပသာဒ၏ လမ်း၌။ ဌိတော၊ တည်သူသည်။ ဟတ္ထံ ဝါ၊ လက်ကိုသော်လည်းကောင်း။ ပါဒံ ဝါ၊ ခြေကိုသော်လည်းကောင်း။ ဥက္ခိပတိ၊ မြှောက်လိုက်အံ့။ သီသံ ဝါ၊ ဦးခေါင်းကို သော်လည်းကောင်း။ ဘမုကံ ဝါ၊ မျက်ခုံးကိုသော်လည်းကောင်း။ စာလေတိ၊ လှုပ်စေအံ့။ ဟတ္တာဒိနံ၊ လက် အစရှိသည်တို့၏။ (အာဒိဖြင့် ခြေ၊ ဦးခေါင်း၊ မျက်ခုံးတို့ကိုယူ။) အယံ အာကာရော၊ ဤ မြှောက်ခြင်း လှုပ်ခြင်းဟူသော အမှုအရာသည်။ စက္ခုဝိညေယျာ၊ စက္ခုဝိညာဉ်ဖြင့် သိအပ် သိနိုင်သည်။ ဟောတိ၊ ၏။ ဝိညတ္တိ ပန၊ ဝိညတ်ကိုကား။ န စက္ခုဝိညေယျာ၊ စက္ခုဝိညာဉ်ဖြင့် မသိအပ် မသိနိုင်။ မနော ဝိညေယျာ ဝေ၊ မနောဝိညာဉ်ဖြင့်သာ သိအပ် သိနိုင်၏။ ဟိ၊ မှန်။ စက္ခုနာ၊ စက္ခုဖြင့်။ ဟတ္ထဝိကာရာဒိဝသေန၊ လက်၏ ထူးခြားသော အမှုအရာ အစရှိသည်တို့၏ အစွမ်းဖြင့်။ ဝိပ္ပန္နမာနံ၊ လှုပ်ရှားသော။ ဝဏ္ဏာရမ္မဏမေဝ၊ အဆင်းဟူသော အာရုံကိုသာလျှင်။ ပဿတိ၊ မြင်နိုင်၏။ ဝိညတ္တိ ပန၊ ဝိညတ်ကိုကား။ (ဇာနာတိ-ဌိစပ်။) မနောဒွါရိက စိတ္တေန၊ မနောဒွါရိက စိတ်ဖြင့်။ စိန္တေတွာ၊ ကြံ၍။ ဝါ၊

၁။ စိတ္တသမုဋ္ဌာနာ နာမ။ ။ဌာနဖြစ်သော ရုပ်ကလာပ်၏ စိတ္တသမုဋ္ဌာန အမည်အစစ်ကို ဌာနိဖြစ်သော ဝိကာရရုပ် ဝိညတ်ပေါ်၌တင်စား၍ ဝိညတ်ကိုလည်းဌာန ပစာရအားဖြင့် စိတ္တသမုဋ္ဌာန်အမည်ရသည် ဟု ပြလိုသောကြောင့် “စိတ္တသမုဋ္ဌာနာ နာမ” ဟု နာမ-ထည့်၍ ဆိုရသည်။

၂။ ကာယိကကရဏံ။ ။“ကာယဒွါရပွဲဝတ္ထံ စိတ္တကြိယံ” ဟု ဋီကာဖွင့်၏။ ကာယေ၊ ကာယဒွါရ၌+ပဝတ္ထံ ကာယိကံ။ ကရိယတေ၊ ပြုခြင်း။ ဝါ၊ အမှုအရာ။ ကရဏံ၊ အမှုအရာ။ ထို အမှုအရာ ဟူသည် “စိတ်၏ အလိုဆန္ဒတည်း” ဟု သိစေလို၍ “အဓိပ္ပာယ်တိ အတ္ထော” ဟု ဋီကာဖွင့်သည်။

စဉ်းစား၍။ “သေ(သော)၊ ဤသူသည်။ ဣဒဉ္ဇိဒဉ္ဇ၊ ဤမည်သော အမှု ဤမည်သော အမှုကိုလည်း။ ကာရေတိ မညေ၊ ပြုစေလိုယောင် တကား။ ဝါ၊ ပြုစေလို၏ဟု ထင်၏။” ဣတိ၊ သို့။ ဇာနာတိ၊ သိ၏။

ဟိ၊ ဥပမာဆောင် ထင်အောင်ပြအံ့။ အရညေ၊ တော၌။ နိဒါသသမယေ၊ နွေအခါ၌။ ဥဒကဋ္ဌာနေ၊ ရေ၏ တည်ရာအရပ်၌။ (ရေရှိရာအရပ်၌။) မနုဿာ၊ လူတို့သည်။ (ဗန္ဓာပေန္တိ-၌ စပ်။) “ဣမာယ သညာယ၊ ဤ အမှတ်အသားဖြင့်။ ဣဓ၊ ဤအရပ်၌။ ဥဒကဿ၊ ရေ၏။ အတ္ထိဘာဝံ၊ ရှိသည်၏အဖြစ်ကို။ (ရှိမှန်းကို။) ဇာနိဿန္တိ၊ သိနိုင်ကုန်လတ္တံ့။” ဣတိ၊ ဤသို့ နှလုံးသွင်း၍။ ရုက္ခဂ္ဂေ၊ သစ်ပင်ခေါင်ဖျား၌။ တာလပဏ္ဏာဒီနိ၊ ထန်းရွက် အစရှိသော အမှတ်အသားတို့ကို။ ဗန္ဓာပေန္တိ၊ ဖွဲ့ချည်စေကြကုန်၏။ သုရာပါနဒ္ဒါရေ၊ သေရည်ဆိုင်၏ တံခါးပေါက်၌။ (အရက်ဆိုင် တံခါးပေါက်၌။) ဇေ၊ အလံကို။ ဥဿာပေန္တိ၊ ထောင်စေကြကုန်၏။ ဝါ၊ စိုက်ထူကုန်၏။ ဝါ ပန၊ သည်သာ မကသေး။ ဥစ္စံ၊ မြင့်သော။ ရုက္ခံ၊ သစ်ပင်ကို။ ဝါတော၊ လေသည်။ ပဟရိတွာ၊ တိုက်ခတ်၏။ စာလေတိ၊ လှုပ်စေ၏။ အန္ဓော ဥဒကေ၊ ရေ၏အတွင်း၌။ မစ္ဆေ၊ ငါးသည်။ စလန္ဓေ၊ လှုပ်လတ်သော်။ ဥပရိ၊ အထက်၌။ ပုဗ္ဗုဋ္ဌကာနိ၊ ရေပွက်ငယ်တို့သည်။ ဥဋ္ဌဟန္တိ၊ ထကုန်၏။ မဟောဗဿ၊ ကြီးစွာသော ရေအယဉ်၏။ ဂတ-မဂ္ဂပရိယန္ဓေ၊ သွားအပ်သောလမ်း၏အထက်အပိုင်းအခြား၌။ တိဏပဏ္ဏကသဋ္ဌံ၊ မြက် သစ်ရွက်အမှိုက်သည်။ ဥဿရိတံ၊ အထက်၌ တင်နေသည်။ ဟောတိ။ [“ဥဿာရိတံ၊ အထက်၌ တင်နေစေအပ်သည်”ဟုလည်း ရှိ၏။]

တတ္ထ၊ ထို ဖွဲ့ချည်စေမှု စသည်ဖြစ်ရာ၌။ တာလပဏ္ဏာ၊ ပ။ ကသဋ္ဌေ၊ ထန်းရွက်၊ အလံ၊ သစ်ခက်လှုပ်ခြင်း၊ ရေပွက်၊ မြက်၊ သစ်ရွက်၊ အမှိုက်တို့ကို။ ဒိဿာ၊ မြင်ရ၍။ စက္ခုနာ၊ စက္ခုပသာဒဖြင့်။ ဝါ၊ စက္ခုဝိညာဉ်ဖြင့်။ အဒိဋ္ဌံ၊ မမြင်အပ်သည်။ (သမာနံပိ၊ ဖြစ်ပါသော်လည်း။) “ဧတ္ထ၊ ဤ ထန်းရွက် ဖွဲ့ချည်ထားရာအရပ်၌။ ဥဒကံ၊ ရေသည်။ ဘဝိဿတိ၊ ရှိလတ္တံ့။ (ဧတ္ထ၊ ဤ အလံစိုက်ထား

၁။ ကာရေတိ မညေ။ ။ ကာရေတိ မညေဖြင့် ထို လက်စသည်ကို လှုပ်သူသည်၏ အလိုဆန္ဒသိရပုံကိုပြ၏။ ထိုသို့ ပြသဖြင့် အလိုကိုသိခြင်း၏ အရင်းခံဖြစ်သော ဝိညာတ်ကို လည်းသိအပ်ပြီး ဖြစ်ကြောင်းကို ဤ ကာရေတိမညေ ပါ၌ဖြင့်ပင် ပြသည်။ မှန်၏-လှုပ်သောလက်၏ အဆင်းကိုမြင်သော ပထမဝိထိ၊ ထို အစိတ် အဆင်းကိုသိသော တဒနု-ဝတ္ထိကာ ဒုတိယဝိထိ၊ ထိုဝိထိကို အစဉ်လိုက်သော တတိယမနောဒွါရဝိထိဖြင့် ဝိညာတ်ကို သိပြီးမှ စတုတ္ထမနောဒွါရဝိထိဖြင့် အလိုကို သိရသည်။ ဝိထိဆိုရိုး ဝိညာတ္တိဝိထိခန်းကိုရှုပါ။]

ရာ အရပ်၌။) သုရာ၊ ဘေရည်သည်။ ဘဝိဿတိ၊ ရှိလတ္တံ့။ အယံ ရုက္ခော၊ ဤ သစ်ပင်သည်။ ဝါ၊ ကို။ ဝါတေန၊ လေသည်။ ပဟတော၊ တိုက်ခတ်အပ် သည်။ ဘဝိဿတိ။ အန္တော ဥဒကော၊ ၌။ မစ္ဆော၊ ငါးသည်။ ဘဝိဿတိ။ တွေ့ကံ ဌာနံ၊ ဤမျှ အတိုင်းအရှည်ရှိသော အရပ်ကို။ အဇ္ဈောတ္ထရိတော၊ လွမ်းမိုး ရှိ။ ဩဃော၊ ရေအဟည်သည်။ ဂတော၊ သွားသည်။ ဘဝိဿတိ။” ဣတိ၊ သို့။ မနောဝိညာဏေန၊ ဖြင့်။ ဇာနာတိ ယထာ၊ သိနိုင်သကဲ့သို့။ (မှန်းဆနိုင် သကဲ့သို့။)။ ဝေမေဝ၊ လျှင်။ ဝိညတ္တိပိ၊ ကိုလည်း။ န စက္ခုဝိညေယျာ၊ စက္ခု ဝိညာဉ်ဖြင့် မသိအပ် မသိနိုင်။ မနောဝိညေယျာဝ၊ မနောဝိညာဉ်ဖြင့်သာ သိအပ် သိနိုင်၏။ ဟိ၊ မှန်။ စက္ခုနာ၊ ဖြင့်။ ပ။ ကာရေယံ မညေ၊ ပြုစေလို ယောင် တကား။ ဝါ၊ ပြုစေလို၏ဟု ထင်၏။ ဣတိ ဇာနာတိ။

စ၊ ဆက်။ ကေဝလံ၊ ဝိညေယျအနက်မဖက် သက်သက်။ သော၊ ဤ ဝိကာရသည်။ ဝိညာပနတော(ဝ)၊ အလိုကို သိစေတတ်သည်၏ အဖြစ်ကြောင့် သာ။ ဝိညတ္တိ နာမ၊ မည်သည်။ န၊ မဟုတ်သေး။ [အချို့ စာအုပ်၌(ဝ)မပါ၊ ကေဝလံပါသောကြောင့် (ဝ)မပါခြင်းက သာ၍ကောင်းသည်။] ပန၊ အဟုတ် ကား။ ဝိညေယျတောပိ၊ သိထိုက်သည်၏ အဖြစ်ကြောင့်လည်း။ ဝိညတ္တိယေဝ နာမ၊ ဝိညတ် မည်သည်သာ။ [ဤစကားဖြင့် “ဝိညာယတိတိ ဝိညတ္တိ” ဟူသော ကမ္မသာမံ ဝစနတ်ကိုပြသည်။] ဟိ၊ ချဲ့။ အယံ၊ ဤ ဝိကာရရုပ် ဟူသော ဝိညတ် သည်။ ပရေသံ၊ သူတပါးတို့၏(စိတ်၌)။ အန္တမသော၊ အောက်ထစ်ဆုံးအားဖြင့်။ တိရစ္ဆာနဂတာနမ္ပိ၊ တိရစ္ဆာန်တို့၏ စိတ်၌သော်မှလည်း။ ပါကဋ္ဌာ၊ ထင်ရှား သည်။ ဟောတိ၊ ၏။ ဟိ၊ မှန်။ [ပါကဋ္ဌာ ဟောတိကို ဒဠိကရဏပြုသည်။] တတ္ထ တတ္ထ၊ ထိုထို အရပ်၌။ သန္နိပတိတာ၊ စုဝေးနေကုန်သော။ သောဏ- သိင်္ဂါလကာကဂေါဏာဒယော၊ အိမ်ခွေး၊ တောခွေး၊ ကျီး၊ နွား-အစရှိသော သတ္တဝါတို့သည်။ ဒဏှံ ဝါ၊ တုတ်ကိုသော်လည်းကောင်း။ လေဇ္ဈံ ဝါ၊ ခဲ ကိုသော်လည်းကောင်း။ ဂဟေတွာ၊ ကိုင်၍။ ပဟရဏာကာရေ၊ ပုတ်ခတ်ခြင်း၏ အခြင်းအရာကို။ (ပုတ်ခတ်မည့် အမှုအရာကို။) ဒဿိတေ၊ ပြအပ်သော်။ “အယံ၊ ဤလူသည်။ နော၊ ငါတို့ကို။ ပဟရိတုကာမော၊ ပုတ်ခတ်ခြင်းငှာ အလိုရှိ၏။”

၁။ ဝေမေဝ။ ပ။ ဇာနာတိ။ ။ တောထဲ၌ နွေအခါဝယ် သစ်ပင်ခေါင်ဖျား၌ ဖွဲ့ထား အပ်သော ထန်းရွက်၊ အလံ-စသည်ကိုသည် လှုပ်ရှားသောလက်၏ ရူပါနဲ့နှင့်တူ၏။ ထို ထန်းရွက်-စသည်ကို မြင်ပြီးနောက် ရေ-စသည်တို့ ရှိမှန်းကို သိခြင်းသည် ရူပါနဲ့ကို မြင်သောစိတ် ဖြစ်ပြီးနောက် မနောဋီရိက-စိတ်ဖြင့် ဝိညတ်ကို သိခြင်းနှင့်တူသည်။ ဤ အစဉ်သည် အကြမ်းမျှသာ။ ဤ ထက်ကျယ်သော စိတ်အစဉ်ကို ဋီကာအဖွင့်၌ ရှုပါဦး။

ဣတိ၊ သို့။ ဥတု၊ သိ၍။ ယေန ဝါ-တေန ဝါ၊ ဟုတ်ဟုတ်ညားညား
 သော လမ်းဖြင့်မူလည်း။ (ဦးတည့်ရာ လမ်းဖြင့်မူလည်း။) ပလာယန္တိ၊ ပြေးကြ
 ကုန်၏။ ပန၊ ဆက်။ ပါကရကုဋ္ဌာဒိအန္တရိတဿ၊ တံတိုင်း နံရံ အစရှိသည်တို့
 ခြားကွယ်အပ်သော။ ပရဿ၊ သူတပါး၏(စိတ်၌)။ အပါကဋ္ဌကာလောပံ၊
 မထင်ရှားရာ အခါသည်လည်း။ အတ္ထိ၊ ရှိပါသေး၏။ တသ္မိံ ခဏေ ထို ခြား
 ကွယ်ရာ ခဏ၌။ (ဝိညတ္တိ၊ သည်။) အပါကဋ္ဌာ၊ မထင်ရှားသည်။ ကိဉ္ဇာပိ
 ဟောတိ၊ အကယ်၍မူလည်း ဖြစ်ပါစေဦးတော့။ ပန၊ ထိုသို့ပင် ဖြစ်ပါသော်
 လည်း။ သမ္ဗုဒ္ဓိဘူတာနံ၊ မျက်မှောက်ဖြစ်၍ ဖြစ်သူတို့၏(စိတ်၌)။ ပါကဋ္ဌတ္တာ၊
 ထင်ရှားသည်၏ အဖြစ်ကြောင့်။ ဝိညတ္တိယေဝ နာမ၊ ဝိညတ်မည်သည်သာ။
 ဟောတိ၊ ၏။

ပန၊ ဆက်။ (တနည်း) ပန၊ ပရိဟာရပက္ခ မှတပါး စောဒကပက္ခကို ဆိုဦးအံ့။
 စိတ္တသမုဋ္ဌာနိကေ၊ စိတ်ဟူသော ဖြစ်ကြောင်းရှိသော။ ကာယေ၊ ရုပ်အပေါင်း
 သည်။ (စိတ္တဇကလာပ်ရုပ်သည်-ဟူလို။) စလန္တေ၊ လှုပ်လတ်သော်။ တေသမု-
 ဋ္ဌာနိကော၊ တေသမုဋ္ဌာနိက-ကာယသည်။ (ကမ္မ၊ အာဟာရ၊ ဥတုသမုဋ္ဌာ-
 နိက-ကာယသည်။) စလတိ၊ လှုပ်သလော။ န စလတိ၊ မလှုပ်သလော။ ဣတိ၊
 ဤကား အမေးတည်း။ သောပိ၊ ထို တေသမုဋ္ဌာနိက-ကာယသည်လည်း။
 တထေဝ၊ ထို စိတ္တသမုဋ္ဌာနိက-ကာယ အတူသာလျှင်။ စလတိ၊ လှုပ်ရ၏။ တံဂ-
 တိကော(ဝ)၊ ထို စိတ္တသမုဋ္ဌာနိက-ကာယ၏ ဖြစ်ခြင်းနှင့်တူသော ဖြစ်ခြင်းရှိ
 သည်သာ။ တဒနုဝတ္တိကောဝ၊ ထို စိတ္တသမုဋ္ဌာနိက-ကာယသို့ အစဉ်လိုက်ရ
 သည်သာ။ (တံဂတိကော-ကို ထပ်ဖွင့်သည်။) ဟောတိ၊ ဖြစ်၏။

၁။ သမ္ဗုဒ္ဓိဘူတာနံ။ ပ။ နာမ ဟောတိ။ ။ သမ္ဗုဒ္ဓိဘူတာ ဖြစ်သူတို့၏စိတ်၌ ထင်ရှား
 သည်ဟု ဆိုသဖြင့် ဝိညတ္တိဟူသော နာမည်သည် အန္တတ္တနာမည် ဖြစ်ကြောင်းကို ပြီး
 စေ၏။ မှန်၏- “ဝိညာပေတီတိ ဝိညတ္တိ” ဟု ဟေတုကတ္တုသင်္ခ ပြုလျှင် သမ္ဗုဒ္ဓိဘူတာ
 ဖြစ်သူတို့ကိုသာ မိမိ၏အလိုကို သိစေနိုင်၏။ “ဝိညာယတီတိ ဝိညတ္တိ” ဟု ကမ္မသင်္ခ
 ပြုလျှင်လည်း သမ္ဗုဒ္ဓိဘူတာ ဖြစ်သူတို့သည်သာ သိအပ်၏ဟူသော အနက်ကို ပြ၏။
 ထို့ကြောင့် ဇီကာ၌ “သဘာဝဘူတံ တံ ဒွိဓာ ဝိညတ္တိဘာဝံ သာဓေတိ” ဟု ဖွင့်သည်။

၂။ စိတ္တသမုဋ္ဌာနိကေ ပန ကာယေ။ ။ ရှေး၌ “တတ္ထ ယာ ပထဝီဓာတု။ ပ။ သာ
 အတ္တနာ သဟဇာတံ ရူပကာယံ သန္တမ္ဘေတိ သန္တာရေတိ စာလေတိ အဘိက္ခမာပေတိ
 ပဋိက္ခမာပေတိ” ဟု စိတ္တဇဝါယောဓာတ်က ဤ ရူပကာယကို လှုပ်စေပုံကို ပြခဲ့၏။ ထို
 လှုပ်စေခြင်းနှင့် စပ်၍ တေသမုဋ္ဌာနိက-ကာယ လှုပ်-မလှုပ်ကို စောဒနာလိုသောကြောင့်
 “စိတ္တသမုဋ္ဌာနိကေ ပန ကာယေ” အစရှိသောစကားကို မိန့်သည်။ ထို့ကြောင့် ပန
 သည် ပြတ်ပြီးကို ပြန်၍ ဆက်သော ဝါကျာရမ္ဘဇောတက-သာမက၊ ပုစ္ဆာဇောတက
 လည်း ဖြစ်နိုင်၏။

ဟိ၊ ဥပမာဆောင် ထင်အောင်ပြအံ့။ ဥဒကော၊ ရေသည်။ ဂစ္ဆန္တေ၊ သွားလတ်သော်။ ဥဒကော ဌံ။ ပတိဘာနိ၊ ကျကုန်သော။ သုက္ခဒဏ္ဍက တိဏပဏ္ဍာဒိနိပိ၊ ခြောက်သောတုတ်ကလေး၊ ခြောက်သောမြက်၊ ခြောက်သောသစ်ရွက် အစရှိသော အရာဝတ္ထုတို့သည်လည်း။ ဥဒကဂတိကာနေဝ၊ ရေ၏ ဖြစ်ခြင်းနှင့် တူသော ဖြစ်ခြင်းရှိကုန်သည်သာ။ ဝါ၊ ရေနှင့် အလားတူကုန်သည်သာ။ ဘဝန္တိ ယထာ၊ ဖြစ်ကုန်သကဲ့သို့။ တသ္မိံ၊ ထိုရေသည်။ ဂစ္ဆန္တေ၊ သွားလတ်သော်။ ဂစ္ဆန္တိ ယထာ၊ သွားရကုန်သကဲ့သို့။ တိဋ္ဌန္တေ၊ ရပ်လတ်သော်။ တိဋ္ဌန္တိ ယထာ၊ ရပ်ရကုန်သကဲ့သို့။ ဧဝံ သမ္ပဒံ၊ ဤသို့ မချွတ်မယွင်း ပြီးစီးခြင်း ရှိသော။ ဣဒံ၊ ဤ ဥပမေယျကို။ ဝေဒိတဗ္ဗံ။ [စိတ္တသမုဋ္ဌာနေသု ပန အဋ္ဌသု ရူပေသု။ပ။ ဣဒံ၊ ကာယကမ္မဒ္ဓါရံ နာမ၊ ဟူသောစကားကို အကျယ်ပြုလာခဲ့ရာ ယခုအခါ နိဂုံး အုပ်လိုသောကြောင့် ဝေမေသာ-စသည်မိန့်။] ဧဝံ၊ ဤသို့လျှင်။ စိတ္တသမုဋ္ဌာနေသု၊ ကုန်သော။ ရူပေသု၊ တို့တွင်။ သော ဝိညတ္တိ၊ ဤဝိညတ်သည်။ ကာယကမ္မဒ္ဓါရံ နာမ၊ မည်၏။ ဣတိ၊ သို့။ ဝေဒိတဗ္ဗာ။ [ဝိညတ်၏ ကာယကမ္မဒ္ဓါရ အမည်ရပုံကို နောက်၌လည်း ပြဦးလတ္တံ့။]

ပန၊ ဆက်။ 'တသ္မိံ' ဒွါရေ၊ ထို ကာယကမ္မဒ္ဓါရ၌။ သိဒ္ဓာ၊ ထင်ရှားသော။ ယာ စေတနာ၊ အကြင် စေတနာသည်။ (အတ္ထိ။) ယာယ၊ အကြင် စေတနာ ဖြင့်။ ပါဏံ၊ သတ္တဝါကို။ ဟနတိ၊ သတ်၏။ အဒိန္နံ၊ မပေးအပ်သော သူ့ဥစ္စာကို။ အာဒိယတိ၊ ယူ၏။ မိစ္ဆာစာရံ၊ ကဲ့ရဲ့ ထိုက်သော အကျင့်ကို။ (ကာမေသု မိစ္ဆာစာရကို။) စရတိ၊ ကျင့်၏။ ပါဏာတိပါတာဒိဟိ၊ ပါဏာတိပါတ အစရှိသော ဒုစရိုက်တို့မှ။ ဝိရမတိ၊ ရှောင်ကြဉ်၏။ ဣဒံ၊ ဤ စေတနာသည်။ ကာယကမ္မံ နာမ၊ မည်၏။ ဧဝံ၊ သို့။ ပရဝါဒိမိ၊ ပရဝါဒိပုဂ္ဂိုလ်သည်။ သတိ၊ ရှိလတ်သော်။ (ထို စကားကို ပြောဆိုရာ ပရိသတ်၌ ပရဝါဒိပါလျှင်။) ကာယော၊ လှုပ်ရှားစေတတ်သော ကာယသည်။ ဒွါရံ၊ ဒွါရမည်၏။ တမ္ပိ ဒွါရေ၊ ထို ကာယကမ္မဒ္ဓါရ၌။ သိဒ္ဓာ၊ ထင်ရှားသော။ စေတနာ၊ သည်။ ကာယကမ္မံ၊

၁။ 'တသ္မိံ' ဒွါရေ သိဒ္ဓာ။ ။လက်လှုပ် ခြေလှုပ်စသော အမှုအရာကို ပြီးစေနိုင်သော ကာယဝိညတ် (ကာယဒွါရ) ပါမှ ကာယကံဟူသော စေတနာ၏ (ဖြစ်နေပုံ) ကို သူတပားတို့ သိနိုင်၏။ ထို ကာယဒွါရကြောင့်ပင် စေတနာသည် ကာယကံဟူသော နာမည်ကို ရ၏။ ထို့ကြောင့် "တသ္မိံ' ဒွါရေ သိဒ္ဓာ-ထို ကာယဒွါရ၌ ထင်ရှားသော စေတနာ" ဟု ဆိုသည်။ [ဋီကာ၌ "ပါကဋ္ဌဘာဝဝသေန သိဒ္ဓာ" ဟု ဖွင့်သောကြောင့် သိဒ္ဓာ၏ နိပ္ပန္န-ပြီးစီးခြင်းအနက်၊ နိစ္စအနက်တို့ကို မယူပဲ ပါကဋ္ဌအနက်ကို ယူသည်။]

ကာယကံ ဖြစ်သော။ ကုသလံ ဝါ၊ ကုသိုလ်သည် သော်လည်းကောင်း။ အကုသလံ ဝါ၊ အကုသိုလ်သည် သော်လည်းကောင်း။ ဟောတိ၊ ဧ။ ဣတိ၊ သို့။ ထပေတဗ္ဗံ၊ တန့်ထားရာ၏။ ပရဝါဒိမ္ပိ၊ သည်။ အသတိ ပန၊ မရှိသော် ကား။ အဗျာကတံ ဝါ၊ အဗျာကတ-သည် သော်လည်းကောင်း။ ဟောတိ၊ ဧ။ ဣတိ၊ သို့။ တိကံ၊ ကုသလတိကံကို။ ပူရေတွာဝ၊ ပြည့်စေပြီး၍သာလျှင်။ ထပေတဗ္ဗံ၊ တန့်ထားရာ၏။

တတ္ထ၊ ထို ဒွါရ ကမ္မတို့တွင်။ (ဒွါရေ ကမ္မ-တို့၌ စပ်။) နဂရဒွါရံ၊ မြို့ တံခါးပေါက်သည်။ ကတဋ္ဌာနေယေဝ၊ ပြုအပ်ရာ အရပ်၌သာ။ (တံခါးပေါက် ဖောက်ထားအပ်ရာ အရပ်၌သာ။) တိဋ္ဌတိ ယထာ၊ တည်သကဲ့သို့။ အင်္ဂုလ- မတ္တမ္ပိ၊ လက်တစ်မျှလည်း။ အပရာပရံ၊ ထိုထို ဤဤ အရပ်သို့။ န သကံမတိ ယထာ၊ မပြောင်းရွှေ့သကဲ့သို့။ ပန၊ ကား။ တေန တေန ဒွါရေန၊ ထိုထို တံခါးပေါက်ဖြင့်။ မဟာဇနော၊ များစွာသော လူအပေါင်းသည်။ သဉ္ဇရတိ ယထာ၊ လှည့်လည်သကဲ့သို့။ ဝေမေဝ၊ ဤ အတူသာလျှင်။ ဒွါရေ ဒွါရ တခု၌။ ဒွါရံ၊ ဒွါရတခုသည်။ န သဉ္ဇရတိ၊ မလှည့်လည်။ (မဖြစ်-ဟူလို။)

၁။ ကုသလံ ဝါ အကုသလံ ဝါတိ ထပေတဗ္ဗံ။ ။ပရဝါဒိပုဂ္ဂိုလ်သည် အကျိုးပေးနိုင် သော သဝိပါက စေတနာကိုသာ “ကံ” ဟု အယူရှိ၏။ အကျိုးမပေးနိုင်သော အဗျာ- ကတ ကြိယာ စေတနာကိုကား ကာယကံ၊ ဝစီကံ၊ မနောကံ-ဟု နာမည်မပေးလို။ ထို့ကြောင့် ထို ပရိသတ်၌ ပရဝါဒိပုဂ္ဂိုလ် ပါနေလျှင် “ကာယကမ္မံ ကုသလံ ဝါ အကုသလံ ဝါ (ကာယကံ ကုသိုလ်သော်လည်းကောင်း၊ အကုသိုလ်သော်လည်း ကောင်း) ဟောတိ” ဟု ဆို၍ ရပ်ထားလိုက်ပါ။ ရှေ့တိုး၍ “အဗျာကတံ ဝါ” ဟု ထည့်လျှင် ပရဝါဒိက ကန့်ကွက်လိမ့်မည်-ဟူလို။

၂။ အဗျာကတံ ဝါတိ ထပေတဗ္ဗံ။ ။သကဝါဒိ ပုဂ္ဂိုလ်တို့ကား အကျိုးပေးသည် ဖြစ်စေ မပေးသည်ဖြစ်စေ ကာယဝိညတ်ကို ဖြစ်စေနိုင်လျှင် ကာယကံ မည်တော့၏။ မနောဒွါရဝဇ္ဇန်း မဟာကြိယာစိတ်များလည်း ဝိညတ်ကို ဖြစ်စေနိုင်၏။ ဝိညတ်ကို ဖြစ် စေနိုင်လျှင် ကာယကံအမည်လည်း ရတော့သည်သာ။ ထို့ကြောင့် “နာမည်တပ်ရာ၌ အကျိုးပေးခြင်း၊ မပေးခြင်းမှာ လိုရင်းမဟုတ်” ဟု ယူဆကြသည်။ ထို့ကြောင့်ကုသလံ ဝါ အကုသလံ ဝါအပြင် “အဗျာကတံ ဝါ” ထည့်၍ ကုသလတိကံကို ပြည့်ပါစေ-ဟူလို။

၃။ ဒွါရေ ဒွါရံ န သဉ္ဇရတိ။ ။မြို့ အရှေ့မျက်နှာ၌ ဖောက်ထားအပ်သော မြို့တံခါး ပေါက်သည် အနောက်ဘက် တံခါးပေါက်အဖြစ် စသည်ဖြင့် မဖြစ်နိုင်သကဲ့သို့ ကာယ ဒွါရ၌ ဝစီဒွါရ မနောဒွါရ၏ အဖြစ်ဖြင့် မဖြစ်နိုင်ခြင်း စသည်ကို “ဒွါရေ ဒွါရံ န သဉ္ဇ- ရတိ” ဟု ဆိုသည်။ ဆိုလိုရင်းကား-ကာယဒွါရက ဝစီဒွါရ မနောဒွါရ အဖြစ်ဖြင့် မဖြစ် နိုင်၊ ဝစီဒွါရ စသည်ကလည်း ကာယဒွါရ မနောဒွါရ အဖြစ်ဖြင့် မဖြစ်နိုင်။ ဤသို့ စသည် ဖြင့် ဆိုလိုသည်။

ကမ္မံ ပန၊ ကံသည်ကား။ တသ္မိံ တသ္မိံ ဒွါရေ၊ ထိုထို ဒွါရ၌။ ဥပ္ပဇ္ဇနတော၊ ဖြစ်ခြင်းကြောင့်။ စရတိ၊ လှည့်လည်၏။ တေန၊ ကြောင့်။ ပေါရာဏာ၊ ရှေးဆရာဟိုသည်။ 'ဒွါရေ။ပ။ဝဝတ္ထိတာ'တိ၊ ဟူ၍။ အာဟု၊ ဆိုကြကုန်ပြီ။

[ကမ္မာနိ၊ ကံတို့သည်။ ဒွါရေ၊ ရိုးရာဒွါရမှ ဟပါးသော ဒွါရ၌။ သဉ္ဇရန္တိ၊ လှည့်လည်ကြ ဖြစ်ကြကုန်၏။ ဒွါရာ၊ ဒွါရဟိုသည်။ န ဒွါရစာရိနော၊ ဒွါရတပါး၌ မလှည့်လည်နိုင်ကုန်။ (ဒွါရတပါး၏ အဖြစ်ဖြင့် မဖြစ်နိုင်ကြကုန်။) တသ္မာ၊ ကြောင့်။ ဒွါရေဟိ၊ ဟိုဖြင့်။ ကမ္မာနိ၊ တို့ကို။ အညမညံ၊ ချင်း။ ဝဝတ္ထိတာ၊ ပိုင်းခြားသတ်မှတ် နာမည်တပ်အပ်ကုန်ပြီ။]

၁။ ကမ္မံ ပန။ပ။စရတိ။ ။လူတယောက်သည်အရှေ့ တံခါးပေါက်၌လည်းသွားလာနိုင်၊အနောက်၊တောင်၊မြောက်တံခါးပေါက်တို့၌လည်းသွားလာနိုင်သကဲ့သို့ကာယဒွါရ၌ဖြစ်လေ့ရှိသော ပါဏာတိပါတ ကာယကံသည် ဝစီဒွါရ၌လည်း ဖြစ်နိုင်၏။ ဤသို့စသည်ဖြင့် အခြားဒွါရ၌လည်း ကံ၏ဖြစ်နိုင်ခြင်းကို “ကမ္မံ ပန။ပ။စရတိ”ဟု ဆိုသည်။

၂။ ဒွါရေ။ပ။ဒွါရစာရိနော။ ။ဤ ၂-ပါးတွင် “ဒွါရေ စရတိ၊ ကမ္မာနိ” သည် “ကမ္မံ ပန။ပ။စရတိ”၏ သာဓကတည်း။ “န ဒွါရာ ဒွါရစာရိနော” သည် “ဒွါရေ ဒွါရံ န သဉ္ဇရတိ”၏ သာဓကတည်း။ ဤသို့ အစဉ်အတိုင်းမဟုတ်ပဲ သာဓကနှင့် သာဓကတို့နောက်ပြန်ယူရပုံကို သတိပြုပါ။ [ဒွါရန္တရစရဏံ၊ ဒွါရန္တရပုတ္တိ၊ ...ဒွါရေ ဒွါရနိ န စရန္တိတိ-ဒွါရန္တရဘာဝေန န ပပတ္တန္တိ၊ ဒွါရန္တရံ ပါ န သက်မန္တိ။-အနု။ ဤအဖွင့်များကိုထောက်၍ စရဓာတ်၏ပဝတ္တနအနက် သက်မအနက်များကို ယူနိုင်ကြောင်းသိပါ။]

၃။ တသ္မာ။ပ။ဝဝတ္ထိတာ။ ။ဒွါရက ဒွါရတပါးအဖြစ်သို့ မပြောင်းပဲ ခိုင်မြဲသောကြောင့် ထို မြဲသော ဒွါရတို့ဖြင့် ကံကို သတ်မှတ်လျက် နာမည်တပ်ရသည်။ပါဏာတိပါတ-ကံကို တရံတခါ ဝစီဒွါရ၌ ဖြစ်သော်လည်း ကာယဒွါရဖြင့် သတ်မှတ်၍ “ကာယကံ”ဟု နာမည်တပ်ရသည်။ မုသာဝါဒ-ကံကိုလည်း တရံတခါ ကာယဒွါရ၌ဖြစ်စေကာမူ ဝစီဒွါရဖြင့် သတ်မှတ်၍ “ဝစီကံ”ဟု နာမည်တပ်ရသည်။ ဤသို့ စသည်ဖြင့် သိပါ။ [အခြားနာမည်နှင့် မရောရအောင် ပိုင်းခြား သတ်မှတ်ထားခြင်းကို “ဝဝတ္ထိတာ”ဟု ဆိုသည်။ ထို့ကြောင့် ဋီကာ၌ “အညမညံ ဝဝတ္ထိတာတိ စ အညမညံ ဝိသေသိ-တာတိ အတ္ထော”ဟု အဓိပ္ပာယ်ထွက် ဖွင့်သည်။ သဒ္ဒတ္ထမှာ “ဝိ-အခြား နာမည်တို့မှ သီးခြား+အဝ-ပိုင်းခြား သတ်မှတ်၍+ထိတာ (ထာဝိတာ) -တည်စေအပ်ကုန်”ဟု ဖြစ်၏။]

၄။ အညမညံ။ ။ရှေးဦးစွာ ဒွါရဖြင့် ကံကို သတ်မှတ်၍ ထို့နောက် ထိုကံဖြင့် ဒွါရကို သတ်မှတ်ရခြင်းကို “အညမညံ ဝဝတ္ထိတာ=အပြန်အလှန် သတ်မှတ်ခြင်း”ဟု ဆိုသည်။ ဥပမာ-ပါဏာတိပါတကို ကာယဝိညတ်ဟူသော ဒွါရဖြင့် သတ်မှတ်၍ “ကာယကံ”ဟု ရှေးဦးစွာ နာမည်တပ်ပြီးလျှင် ထို ကာယကံ၏ ဖြစ်ကြောင်း ဖြစ်သောကြောင့် ထို ကာယဝိညတ်ကိုပင် ကာယကံဖြင့် သတ်မှတ်၍ “ကာယကမ္မဒွါရ”ဟု နာ

[အညမည် ၀၀တ္ထိတ-ဖြစ်ပုံကို အကျယ်ပြုလိုသောကြောင့်“တတ္ထ” စသည် မိန့်။ [တတ္ထ၊ ထို ဒွါရကမ္မတို့တွင်။ ကမ္မေနာပိ၊ ကံဖြင့်လည်း။ ဒွါရံ၊ ဒွါရ သည်။ နာမံ၊ အမည်ကို။ လဘတံ၊ ရ၏။ ဒွါရေနာပိ၊ ဖြင့်လည်း။ ကမ္မံ၊ သည်။ (နာမံ လဘတံ။) ဟိ၊ ဥပမာဆောင် ထင်အောင် ပြဦးအံ့။ ဝိညာဏာဒီနံ၊ ဝိညာဉ်အစရှိသည်တို့၏။ ဥပ္ပဇ္ဇနဋ္ဌာနာနိ၊ ဖြစ်ရာဋ္ဌာနတို့သည်။ ဝိညာဏဒွါရံ၊ ဝိညာဏဒွါရ။ ပ။ သံဝရဒွါရံ၊ သံဝရဒွါရ။ ဣတံ၊ သို့။ နာမံ၊ ကို။ လဘန္တိ ယထာ၊ ကဲ့သို့။ [ဝိညာဏဒွါရ-စသည်ကို ကမ္မကထာအဆုံး၌ ပြုလတ္တံ့။] ဝေ၊ တူ။ ကာယကမ္မဿ၊ ကာယကံ၏။ ဥပ္ပဇ္ဇနဋ္ဌာနံ၊ ဖြစ်ရာဋ္ဌာနသည်။ “ကာယ- ကမ္မဒွါရန္တိ” နာမံ၊ ကာယကမ္မဒွါရဟူသော အမည်ကို။ လဘတံ၊ ၏။ ဝစီမနောကမ္မဒွါရေသုပိ၊ ဝစီကမ္မဒွါရ မနောကမ္မဒွါရတို့၌လည်း။ ဝေဝေ- နယော၊ တည်း။

ပန၊ ကား။ (ကံဖြင့် ဒွါရအမည်ရပုံမှတစ်ပါး ဒွါရဖြင့် ကံအမည်ရပုံကား။) တသ္မိံ တသ္မိံ ရုက္ခေ၊ ထိုထို သစ်ပင်၌။ အဓိဝတ္ထာ၊ စိုးအုပ်၍ နေသော။ ဒေဝတာ၊ နတ်သည်။ (နာမံ လဘတံ-၌ စပ်။) သိမ္မလိဒေဝတာ၊ လက်ပံပင် နတ်။ ပလာသဒေဝတာ၊ ပေါက်ပင် နတ်။ ပုစိမန္ဒဒေဝတာ၊ တမာပင်နတ်။ ဖန္ဒနဒေဝတာ၊ ကြို့ပင်နတ်။ ဣတံ၊ သို့။ တေန တေန ရုက္ခေန၊ ထိုထို သစ်ပင် ဖြင့်။ နာမံ၊ ကို။ လဘတံ ယထာ၊ ရသကဲ့သို့။ ဝေမေဝ၊ သာလျှင်။ ကာယ-

မည်တပ်ခြင်းမျိုးတည်း။ ဤသို့ အပြန်အလှန် သတ်မှတ်ပုံကို “ယသ္မိံ သမယေ။ ပ။ စိတ္တံ ဥပ္ပန္နံ ဟောတိ၊ တသ္မိံ သမယေ” တုန်းကလည်း အဋ္ဌကထာဆရာ ပြခဲ့ပြီ။ ယသ္မိံ သမယေ စိတ္တံ-၌ သမယဖြင့် စိတ်ကိုသတ်မှတ်၍ “တသ္မိံ သမယေ၊ ထိုစိတ်ဖြစ်ရာ အခါ၌” ဟု စိတ်ဖြင့် သမယကို ပြန်၍ သတ်မှတ်သည်။

၁။ ဥပ္ပဇ္ဇနဋ္ဌာနံ။ ။ စက္ခုဝိညာဉ်၏တည်ရာ စက္ခုပသာဒကို “စက္ခုဒွါရ” ဟု ခေါ် ရာ၌ (လူသည် ထိုင်ခုံပေါ်၌ တည်နေ သကဲ့သို့) စက္ခုဝိညာဉ်သည် စက္ခုပသာဒ အပေါ်၌ တကယ်တည်နေသည် မဟုတ်ပါ။ စက္ခုပသာဒမရှိလျှင် စက္ခုဝိညာဉ် မဖြစ်နိုင် သောကြောင့်သာ “စက္ခုဝိညာဉ်၏ တည်ရာ မှီရာ” ဟု ဆိုရသည်။ ထို့အတူ ကာယ- ဝိညာဉ်မပါလျှင် ကာယကံ မဖြစ်သေး။ ကာယဝိညာဉ်ပါမှ ကာယကံ ဖြစ်သောကြောင့် ကာယဝိညာဉ်ကိုလည်း “ကာယကံ၏ ဖြစ်ရာဋ္ဌာန” ဟု ခေါ်ရပါသည်။ [ထိုသို့ ကာယ ကမ္မ၏ ဖြစ်ရာဋ္ဌာနကိုပင် ကာယကံဖြစ်ခြင်း၏ အကြောင်းဒွါရလည်း ဖြစ်သောကြောင့် “ကာယကမ္မဒွါရ” ဟု ခေါ်ရသည်။]

အမှာ။ ။ ဤကား “ကမ္မဿ ဝိသေသိကာ ဝိညတ္တိ” စသည်ဖြင့် ဥပ္ပဇ္ဇနဋ္ဌာန အဖြစ်ဖြင့် ဆိုရခြင်း၏အကြောင်းကို ဖွင့်လေ၏။ အဓိပ္ပာယ်ကို ဤကား နိဿယ၌ ရှိပါ။

ဒွါရေန၊ ကာယဒွါရဖြင့်။ ကတံ၊ ပြုအပ်သော။ ကမ္မမ္ပိ၊ သည်လည်း။ ကာယ
ကမ္မံ၊ မည်၏။ ဣတိ၊ သို့။ ဒွါရေန နာမံ လဘတိ။ ဝစီကမ္မ မနောကမ္မေသုပိ၊
တို့၌လည်း။ ဒေဝဝနယော။ [ဤတိုင်အောင် အညမည် ဝဝတ္တိတ အကျယ်
တည်း။]

[ယခုအခါ ကာယနှင့် ကမ္မကို ခွဲခြားပြလို၍ တတ္ထ-စသည်မိန့်။]

တတ္ထ၊ ထို ကာယနှင့် ကမ္မတို့တွင်။ ကာယော၊ ကာယဟူသည်။ အညော၊
ကမ္မမှ တမျိုးတခြားတည်း။ ကမ္မံ၊ ကံဟူသည်။ အညံ၊ ကာယမှတမျိုးတခြား
တည်း။ ပန၊ ထိုသို့ တမျိုးစီ ဖြစ်ပါသော်လည်း။ ကာယေန၊ ကာယဒွါရဖြင့်။
ကတတ္တာ၊ ပြုအပ်သည်၏ အဖြစ်ကြောင့်။ တံ၊ ထိုကံကို။ “ကာယကမ္မ”န္တိ၊ ဟူ၍။
ဝုစ္စတိ၊ ၏။ တေန၊ ကြောင့် အဋ္ဌကထာစရိယာ၊ ရှေးအဋ္ဌကထာ ဆရာတို့
သည်။ ကာယေန။ပ။ ဝဝတ္တိတာတိ၊ ဟူ၍။ အာဟု၊ ဆိုကြကုန်ပြီ။

[ကာယေန၊ ကာယဒွါရဖြင့်။ ကမ္မံ၊ ကံကို။ စေ ကတံ၊ အကယ်
၍ ပြုအပ်သည်ဖြစ်အံ့။ (ဧဝံ သတိ။) ကာယကမ္မန္တိ၊ ဟူ၍။ ဝုစ္စတိ၊
၏။ ကာယော စ၊ ကာယဝိညတ်ဟူသော ကာယကိုလည်းကောင်း၊
ကာယကမ္မဉ္စ၊ စေတနာဟူသော ကာယကံကို လည်းကောင်း။
အညမညံ၊ အချင်းချင်း။ ဝဝတ္တိတာ၊ ပိုင်းခြားသတ်မှတ် နာမည်
တပ်အပ်ကုန်ပြီ။ .. သူစိယာ၊ အပ်ဖြင့်။ ကမ္မံ၊ အမှုကို။ စေ ကတံ၊
(ဧဝံ သတိ။) သူစိကမ္မန္တိ။ ဟူ၍။ ဝါ၊ အပ်ချုပ်မှုဟူ၍။ ဝုစ္စတိ။ပ။
ဝါသိယာ၊ မားဖြင့်။ (ရှေးက ပဲခုပ်ဟု ပေးသည်။) ကမ္မံ၊ အလုပ်
ကို။ စေ ကတံ။ပ။ ဝဝတ္တိတာ။ ပုရိသေန၊ သည်။ ကမ္မံ၊ ကံ။
စေကတံ။ပ။ ဝဝတ္တိတာ။ ဧဝမေဝံ၊ ဤအတူ။ ကာယေန၊ ဖြင့်။ပ။
ဝဝတ္တိတာ၊ ကုန်ပြီ။]

°ဧဝံ သန္တေ၊ ဤသို့ ဖြစ်လတ်သော်။ (ကံတို့၏ ဒွါရတပါး၌ ဖြစ်ခြင်း၊
အချင်းချင်းလည်း နာမည်တပ်၍ သတ်မှတ်ခြင်း ဖြစ်လတ်သော်-ဟူလို။)
ဒွါရဝဝတ္ထာနံ၊ ဒွါရကို ကံဖြင့်ပိုင်းခြားသတ်မှတ် နာမည်တပ်ခြင်းသည်။ နေဝ
ယုဇ္ဇတိ၊ မသင့်သည် မဟုတ်ပါလော။ ကမ္မဝဝတ္ထာနံ၊ ကံကိုဒွါရဖြင့် ပိုင်း

၁။ ဧဝံ သန္တေ။ပ။န ကမ္မဝဝတ္ထာနံ။ “ဒွါရေ စရန္တိ ကမ္မာနိ” နှင့် စပ်၍ စောဒနာ
ဖွယ်ကို ပြလိုသောကြောင့် “ဧဝံ သန္တေ” စသည်ကို မိန့်သည်။ ဤသို့ ကံတို့၏ ဒွါရ
တပါး၌ဖြစ်ခြင်း၊ အချင်းချင်းလည်း နာမည်တပ်၍ သတ်မှတ်ခြင်း ဖြစ်လတ်သော် ဒွါရ
ကို ကံဖြင့် သတ်မှတ်ခြင်းလည်း မသင့်။ ကံကိုလည်း ဒွါရဖြင့် သတ်မှတ်ခြင်းလည်း
မသင့်-ဟူလို။ [ဧဝံ သန္တေတိ-ကမ္မာနံ ဒွါရစရဏေ အညမညေန စ ဝဝတ္ထာနေ သတိ။-
ဋီကာ။] ဤဋီကာ၌လည်း “ဒွါရေ စရန္တိ ကမ္မာနိ၊ အညမညံ ဝဝတ္တိတာ” ဟူသော

ခြားသတ်မှတ် နာမည်တပ်ခြင်းသည်။ န ယုဇ္ဇတိ၊ မသင့်သည် မဟုတ်ပါ
 လော။ ကထံ၊ အဘယ်သို့ မသင့်သနည်း။ ဟိ၊ အဖြေကား။ (တနည်း)
 ဟိ၊ အကျယ်ကို ဆိုဦးအံ့။ ကာယဝိညတ္တိယံ၊ ကာယဝိညတ်၌။ (ကာယဒွါရ၌။)
 “ဒွါရေ စရန္တိ ကမ္မာနိတိ၊ ဟူ၍။ ဝစနတော၊ မိန့်ဆိုခြင်းကြောင့်။ ဝစီကမ္မမ္ပိ၊
 သည်လည်း။ ပဝတ္တတိ၊ ဖြစ်၏။ တေန၊ ကြောင့်။ (ထိုသို့ ကာယဒွါရ၌လည်း
 ဝစီကံ၏ ဖြစ်ခြင်းကြောင့်။) အဿ၊ ထို ကာယဝိညတ်၏။ “ကာယကမ္မဒွါရ”
 န္တိ၊ ဟူ၍။ ဝဝတ္တာနံ၊ ပိုင်းခြားသတ်မှတ် နာမည်တပ်ခြင်းသည်။ (ဒွါရကို ကံ
 ဖြင့် သတ်မှတ်၍ နာမည်တပ်ခြင်းသည်။) န ယုတ္တံ၊ မသင့်။ ကာယကမ္မဉ္စ
 သည်လည်း။ ဝစီဝိညတ္တိယမ္ပိ၊ ဝစီဝိညတ်၌လည်း။ (ဝစီဒွါရ၌လည်း။) ပဝတ္တတိ၊
 ၏။ တေန၊ ကြောင့်။ (ထိုသို့ ကာယကံ၏ ဝစီဒွါရ၌ ဖြစ်ခြင်းကြောင့်။)
 အဿ၊ ထို ကာယကံ၏။ “ကာယကမ္မ”န္တိ၊ ဟူ၍။ ဝဝတ္တာနံ။ န ယုဇ္ဇတိ၊
 မသင့်။ ဣတိ၊ ဤကား စောဒနာတည်း။ နော န ယုဇ္ဇတိ၊ မသင့်မဟုတ်
 သင့်သည်သာ။ [ကာယကမ္မဒွါရန္တိ၊ ဟူ၍။ ဝဝတ္တာနံ၊ သည်လည်းကောင်း။
 ကာယကမ္မန္တိ၊ ဟူ၍။ ဝဝတ္တာနံ၊ သည်လည်းကောင်း။ နော န ယုဇ္ဇတိ။
 ဤသို့လည်း ထည့်၍ပေးနိုင်သည်။] ကသ္မာ၊ ကြောင့်။ (ကာယကမ္မန္တိ၊ ဟူ၍။
 ဝဝတ္တာနံ၊ သည်လည်းကောင်း။ ပ။ နော န ယုဇ္ဇတိ၊ မသင့်မဟုတ် သင့်သနည်း။)
 ယေဘုယျေန၊ အားဖြင့်။ ဝုတ္တိတာယ စေဝ၊ ဖြစ်ခြင်းရှိသည်၏ အဖြစ်ကြောင့်
 လည်းကောင်း။ တဗ္ဗဟုလုဝုတ္တိတာယ စ၊ ထို၌ များသောဖြစ်ခြင်းရှိသည်၏
 အဖြစ်ကြောင့်လည်းကောင်း။ (နော န ယုဇ္ဇတိ။)

[ထို အကျဉ်းအဖြေကို အကျယ်ပြုလိုသောကြောင့် “ကာယကမ္မမေဝ ဟိ”
 စသည်မိန့်။]

ဟိ၊ ချဲ့။ ကာယကမ္မမေဝ၊ သည်သာ။ ယေဘုယျေန။ ပ။ ပဝတ္တတိ။ ဣတရာနိ၊
 ကာယကံမှ တပါးသော ဝစီကံ မနောကံတို့သည်။ (ကာယဝိညတ္တိယံ၊ ၌။
 ယေဘုယျေန၊ ဖြင့်။) န (ပဝတ္တန္တိ)၊ မဖြစ်ကုန်။ ကာယကမ္မဿ၊ ၏။ ယေဘု-
 ယျေန၊ ဖြင့်။ တသ္မာံ ပဝတ္တိတော၊ ထိုသို့ ဖြစ်ခြင်းကြောင့်။ တဿ၊ ထို

လွန်ခဲ့ပြီး စကားကို ချုံး၍ ဧဝံ သန္တေ၏ အစွဲကို ဖွင့်သည်။ ကထံ စသည်ကား ထို
 စောဒနာကို အကျယ်ပြုသော စကားတည်း။ ဝဝတ္တာနံ န ယုဇ္ဇတိ-တိုင်အောင် ထို
 အကျယ်ကို သိပါ။ [ယေဘုယျနည်း၊ တဗ္ဗဟုလုနည်းတို့၏ သဘောကို နည်း ၄၀-၌
 ကြည့်ပါ။]

၁။ တသ္မာ ကာယ။ ပ။ သိဒ္ဓော။ ။ ကာယဝိညတ်ဟူသော ကာယဒွါရ၌ ပါဏာတိ-
 ပါတ-စသော ဒုစရိုက် ၃-ပါးသာ အဖြစ်များ၏။ မုသာဝါဒ-စသော ဝစီဒုစရိုက်တို့
 ကား (တရံတခါမှသာ ဖြစ်သောကြောင့်) အဖြစ်မများချေ။ ထိုသို့ အဖြစ်များရာလိုက်၍

ကာယဝိညတ်၏။ ကာယကမ္မဒွါရဘာဝေါ၊ ကာယကမ္မဒွါရ၏ အဖြစ်သည်။ သိဒ္ဓော၊ ပြီး၏။ (ကိမိဝ၊ အဘယ်ကဲ့သို့နည်း။) ဘြာဟ္မဏ။ပ။ ဝနာဒိနံ၊ ပုဏ္ဏား ရှာ၊ သရက်ဥယျာဉ်၊ ကံ့ ကော်တော အစရှိသည်တို့၏။ ဘြာဟ္မဏဂါမာဒိဘာဝေါ၊ ဘြာဟ္မဏဂါမ-အစရှိသည်တို့၏ အဖြစ်သည်။ ဝါ၊ ဘြာဟ္မဏဂါမ-အစရှိသော အမည်သည်။ သိဒ္ဓော ဝိယ၊ ပြီးသကဲ့သို့တည်း။ ဣတိ၊ ဤသို့။ ဝါ၊ ဤ နည်းအားဖြင့်။ ဒွါရဝတ္ထာနံ၊ ဒွါရကို ကံဖြင့် ပိုင်းခြားသတ်မှတ် နာမည်တပ် ခြင်းသည်။ ယုဇ္ဇတိ၊ သင့်၏။

ပန၊ ကား။ (ဒွါရဖြင့် နာမည်တပ်ပုံမှပာပါး ကံဖြင့် နာမည်တပ်ပုံကား။) ကာယကမ္မံ၊ သည်။ ကာယဒွါရမ္ပိ ယေဝ၊ ဌိသာ။ ဗဟုလံ၊ များစွာ။ ပဝတ္တတိ။ အပွံ၊ အနည်းငယ်။ ဝစီဒွါရေ ဌိ။ (ပဝတ္တတိ။) [မနောဒွါရဌိကား ကာယကံ၏ ပဖြစ်နိုင်ခြင်းကြောင့် မပြတော့။] ကာယဒွါရေ ဌိ။ ဗဟုလံ၊ များစွာ။ တသ္မာ ပဝတ္တိတော၊ ကြောင့်။ တေဿ၊ ဤ ကာယကံ၏။ ကာယ- ကမ္မဘာဝေါ၊ ကာယကံ၏ အဖြစ်သည်။ သိဒ္ဓော၊ ၏။ (ကိမိဝ။) ဝနစရက။ပ။ ဂေါစရာနံ၊ တော၌ လှည့်လည်တတ်သော မုဆိုး၊ ထုလ္လကုမာရိကာ ဟူသော ကျက်စားရာရှိသူ အစရှိသည်တို့၏။ ဝနစရကာဒိဘာဝေါ၊ ဝနစရက-အစရှိ သည်တို့၏ အဖြစ်သည်။ ဝါ၊ ဝနစရက-အစရှိသော အမည်သည်။ သိဒ္ဓော ဝိယ။ ဣတိ ဝေ၊ ဤသို့။ ဝါ၊ ဖြင့်။ ကမ္မဝတ္ထာနမ္ပိ။ ယုဇ္ဇတိ၊ ၏။ ဣတိ၊ ဤကား အပြီးတည်း။ ကာယကမ္မဒွါရကထာ၊ သည်။ နိဋ္ဌိတာ၊ ပြီးပြီ။

ယေဘုယျဝတ္ထိနည်းအားဖြင့် “ကာယကမ္မဒွါရ (ကာယကံ၏ ဖြစ်ရာဒွါရ)” ဟု နာမည် သာ လောကထုံးစံအတိုင်း ပြီးစီးရသည်။ ဤသို့ ယေဘုယျနည်းအားဖြင့် ပြီးစီးရသော ကြောင့် “ဒွါရဝတ္ထာနံ ယုဇ္ဇတိ-အဖြစ်များသောကံဖြင့် ဒွါရကို နာမည်သတ်မှတ်ခြင်း သည် လောကယုတ္တိရှိပါသည်” ဟုလို့။

၁။ ဘြာဟ္မဏ။ပ။ဝိယ။ ။ပုဏ္ဏားများနေရာရှာ၌ အခြားလူမျိုးတွေ နည်းနည်း ပါးပါး နေကြသော်လည်း များရာလိုက်၍ “ဘြာဟ္မဏဂါမ (ပုဏ္ဏားရှာ)” ဟု နာမည် တပ်ရခြင်း၊ သရက်အများပေါက်ရာ ဥယျာဉ်၌ အခြားသစ်ပင် အနည်းငယ်ရှိသော်လည်း “အမ္မဝန (သရက်ဥယျာဉ်)” ဟု အမည်တပ်ရခြင်း၊ ကံ့ကော် (ဂန့်ဂေါ) ပင် အများ ပေါက်ရာ ဥယျာဉ်ကိုလည်း နာဂဝန (ကံ့ကော်ဥယျာဉ်) ဟု နာမည်တပ် ရခြင်းမျိုး၌ ယေဘုယျနည်းအားဖြင့် နာမည် ပြီးစီးရသကဲ့သို့တည်း။

၂။ ကာယကမ္မံ ပန။ ။ဒွါရဖြင့် ကံကို နာမည်တပ်၍ သတ်မှတ်ပုံကို ပြလိုသော ကြောင့် “ကာယကမ္မံ ပန” စသည်မိန့်။ “ဝနော၊ တော၌+စရတိ၊ လှည့်လည် နေတတ် ၏” ဟူသော ဝိပြိုဟ်အရ “ဝနစရက” အမည်ရသော မုဆိုးသည် ရှာ၌ လှည့်လည်ပါ သေး၏။ သို့သော် တော၌ လှည့်လည်ခြင်းက များသောကြောင့် တဗ္ဗဟုလနည်းအားဖြင့်

ဝစီကမ္မဒွါရအဖွင့်

ပန၊ ကား။ (ကာယကမ္မဒွါရကထာမှတပါး ဝစီကမ္မဒွါရကထာကား။) ဝစီကမ္မဒွါရကထာယံ၊ ဌ။ ဝါစာ နာမ၊ ဝါစာ မည်သည်။ (ဝစီကမ္မဒွါရ ဝစီမည်သည်-ဟူလို။) စေတနာဝိရတိသဒ္ဓဝသေန၊ စေတနာဝါစာ၊ ဝိရတိ- ဝါစာ၊ သဒ္ဓဝါစာတို့၏ အပြားအားဖြင့်။ တိဝိဓာ၊ ၃-ပါး အပြားရှိ၏။ တတ္ထ၊ ထို ၃-ပါးသော ဝါစာတို့တွင်။ စတုဟိ၊ ပ။ ဝိညနန္တိ၊ ဟူသော ဤပါဌ်၌။ (အာဂတာ၊ လာသော။) အယံ၊ ဤ ဝါစာသည်။ စေတနာဝါစာ နာမ၊ စေတနာဝါစာ မည်၏။ [ဘိက္ခဝေ၊ တို့။ “စတုဟိ၊ ကုန်သော။ အင်္ဂေဟိ၊ တို့နှင့်။” သမန္နာဂတာ (သမန္နာဂတာ)၊ ပြည့်စုံသော။ ဝါစာ၊ စကားသည်။ သုဘာသိတာ၊ ကောင်းစွာ ပြောဆိုအပ်သော စကားသည်။ ဟောတိ။ ဒုဗ္ဘာသိတာ၊ မကောင်းသဖြင့် ပြောဆိုအပ်သော စကားသည်။ နော ဟောတိ၊ မဟုတ်။ အနုပဇ္ဇာ စ၊ အပြစ်မရှိသည် လည်းကောင်း။ ဝိညနန္တိ၊ တို့၏။ ဝါ၊ တို့သည်။ အနုပဇ္ဇာ စ၊ (အနုပဇ္ဇာ စ)၊ မစွပ်စွဲထိုက်သည် လည်းကောင်း။ ဟောတိ။” [ယောဇနာ၌ “အနုပဇ္ဇာ” ဟု ရှိ၏။]... သဂါထာဝဂ္ဂ-ဝဂီသသံယုတ်၊ သုဘာသိတ-သုတ်။

ယာ စတုဟိ၊ ပ။ သမ္မာဝါစာတိ၊ ဟူသော ဤပါဌ်၌။ (အာဂတာ။) အယံ၊ သည်။ ဝိရတိဝါစာ နာမ၊ မည်၏။ [“စတုဟိ၊ ကုန်သော။ ဝစီ ဒုစရိတေဟိ၊ တို့နှင့်။ ဝါ၊ တို့မှ။ ယာ အာရတိ၊ အကြင် ဝေးစွာ မွေ့လျော်တတ်သော

“ဝနစရက” ဟု နာမည်တပ်ရသကဲ့သို့လည်းကောင်း၊ အပျိုကြီးအိမ်၌ အလည်အပတ် များသော ရဟန်းကို “ထုလ္လကုမာရိကာဂေါစရ” ဟု ဆိုရသကဲ့သို့ လည်းကောင်း၊ ပါဏာတိပါတ စသော အမှုသည် ကာယဒွါရ၌သာ အဖြစ်များသောကြောင့် တဗ္ဗဟုလ နည်းအားဖြင့် “ကာယကမ္မ (ကာယဒွါရ၌ ဖြစ်သောကံ)” ဟု နာမည်တပ်၍ မှတ်ခြင်း လည်း လောကယုတ္တိ ရှိသည်သာ။

၁။ စတုဟိ အင်္ဂေဟိ။ ။ ဝစီဒုစရိတ် ၄-ပါး၏ ပြောင်းပြန်ဖြစ်သော အဝိသုဏဝါစာ စသည်ကို အင်္ဂါ ၄-ပါးဟု ဆိုသည်။ ထို အဝိသုဏဝါစာ စသည်တို့၏ အရမှာ ထို သုဘာသိတ-စကားကို ပြောဆိုကြောင်း စေတနာတည်း။ ထို့ကြောင့် “အယံ စေတနာ ဝါစာ နာမ” ဟု ဆိုသည်။ [ဋီကာအဓိပ္ပာယ်ကိုလည်း ကြည့်ပါ။]

၂။ အနုပဇ္ဇာ။ ။ န+ဥပဇ္ဇာဟု ပုဒ်ခွဲရသောကြောင့် လည်းကောင်း၊ ဥပဝါဒ ကဲ့သို့ ဥပပုဗ္ဗ၊ ဝဒ-ဗတ်၊ ဣ-ပစ္စည်းဖြင့် ပြီးသော ဥပဇ္ဇာ-သဒ္ဓါလည်း ဥပဝါဒအနက် ကို ဟောသောကြောင့် လည်းကောင်း ကောင်းသည်ဟု ထင်၏။ [သို့သော် ပါဠိတော် အဋ္ဌကထာတို့၌ “အနုပဇ္ဇာ” ဟုချည်း ရှိသည်။

သဘောသည်။ ဝါ၊ ရှောင်ကြဉ်တတ်သော သဘောသည်။ ယာ ဝိရတိ၊ အကြင် ကင်း၍ မွေ့လျော်တတ်သော သဘောသည်။ ဝါ၊ ရှောင်ကြဉ်တတ်သော သဘောသည်။ အတ္ထိ။ပ။အယံ၊ ဤ ဝါစာကို။ သမ္မာဝါစာ၊ သမ္မာဝါစာဟူ၍။ ဝုစ္စတိ။” [အာရတိ-စသည်တို့၏ အနက်ကို လောကုတ္တရာ ကုသိုလ် ဝိရတိခန်း၌ ဖွင့်လတ္တံ့။] ဝါစာ။ပ။ဝစီဘေဒေါတိ၊ ဟူသော ဤ ပါဠိ၌။ (အာဂတာ။) အယံ၊ သည်။ သဒ္ဓဝါစာ နာမ၊ မည်၏။ [“ဝါစာ၊ ပြောဆိုအပ်သော စကားသည်။ ဂိရာ၊ မြက်ဆိုအပ်သော အသံသည်။ ဗျပ္ပထော၊ သိလိုသော သူ သိစေလိုသော သူတို့၏ အကြောင်းဖြစ်သော ဝါကျ သည်။ ဥဒီရဏံ၊ ပြောဆိုအပ်သော စကားသည်။ ယောသော၊ ကြွေးကြော် အပ်သော အသံသည်။ ယောသကမ္ပံ၊ အမျိုးမျိုး ပြုအပ်သော ကြွေးကြော် သံသည်။ ဝါစာ၊ စကားဟူသော။ ဝစီဘေဒေါ၊ စကားလုံး၏ ကွဲပြားခြင်းသည်။ အတ္ထိ။ “ဝါစာ၊ ဂိရာ” စသော ပုဒ်တို့၏အနက်ကို ရူပကဏ္ဍ၌ ဖွင့်လတ္တံ့။]

တသု၊ ထို ၃-ပါးသော ဝါစာတို့ဟူ၍။ ဝစီ ကမ္မဒ္ဓါရန္တိ၊ ဝစီကမ္မဒ္ဓါရဟူသော အမည်သည်။ စေတနာယ၊ ၏။ နေဝ နာမံ၊ အမည်မဟုတ်။ ဝိရတိယာ၊ ၏။န နာမံ၊ အမည်မဟုတ်။ပန၊ အဟုတ်ကား။ သဟ သဒ္ဓါ၊ သဒ္ဓ-ရုပ်နှင့် တကွ ဖြစ်သော။ (အသံနှင့် တကွဖြစ်သော။) ကော တပါးသော။ ယာဝိညတ္တိ၊ အကြင် ဝိညတ်သည်။ အတ္ထိ၊ ၏။ ဣဒံ၊ ဤဝိညတ်သည်။ ဝစီကမ္မဒ္ဓါရံ နာမ၊ မည်၏။ ယံ၊ ယင်း သဒ္ဓရုပ်နှင့် တကွ ဖြစ်သော ဝိညတ်ကို။ သန္ဓာယ၊ ရည်ရွယ်တော်မူ၍။ ကတမန္တံ။ပ။ဝစီဝိညတ္တိတိ၊ ဟူ၍။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ [ဝစီဝိညတ္တိ၊ ဝစီဝိညတ်ဟူသော။ တံ ရူပံ၊ ထိုရုပ်သည်။ ကတမံ၊ နည်း။ ကုသလစိတ္တဿ ဝါ၊ ကုသိုလ်စိတ်ရှိသူ၏ သော်လည်းကောင်း။ပ။ အဗျာကတစိတ္တဿ ဝါ၊ ၏သော်လည်းကောင်း။ ယာ ဝါစာ၊ အကြင် ပြောဆိုအပ်သော စကား သည်။ ယာ ဂိရာ၊ အကြင် မြက်ဆိုအပ်သော အသံသည်။ပ။ဝါစာ၊ စကား ဟူသော။ ယော ဝစီဘေဒေါ၊ အကြင် စကားလုံး၏ ကွဲပြားခြင်းသည်။ (အတ္ထိ။) အယံ၊ ဤစကားကို။ ဝါစာ၊ ဟူ၍။ ဝုစ္စတိ။ တာယ ဝါစာယ၊

၁။ သဟ သဒ္ဓါ ပန။ ။စကားပြောလိုသောစိတ် ဖြစ်သောအခါ ထိုစိတ်ကြောင့် စိတ္တဇသဒ္ဓရုပ်ကလာပ် ဖြစ်၏။ ထို သဒ္ဓရုပ်ကလာပ်၌ ဝိညတ် ဟူသော ဝိကာရလည်း ပါ၏။ ထို့ကြောင့် “သဟသဒ္ဓါ ပန ကောဝိညတ္တိ” ဟု ဆိုသည်။ ထိုဝိညတ်သည် သဒ္ဓ-ရုပ်နှင့် အတူဖြစ်သော်လည်း စိတ္တာနုပရိဝတ္တိဓမ္မ ဖြစ်သောကြောင့် စိတ်ချုပ်လျှင် ချုပ် ရကား သဒ္ဓရုပ် တည်သလောက် မတည်နိုင်သည့်အတွက် စိတ္တက္ခဏ ၁၇-ချက် မကြာ ဟု မှတ်ပါ။

ထို ဝါစာဖြင့်။ ယာ ဝိညတ္တိ၊ အကြင် အလိုကို သိစေခြင်းသည်။ ယာ ဝိညာပနာ၊ အကြင် အလိုကို သိစေခြင်းဟူသော အခြင်းအရာသည်။ ယံ ဝိညာပိတတ္ထိ၊ အကြင် အလိုကို သိစေတတ်သည်၏ အဖြစ်သည်။ (အတ္ထိ။) ဝစီဝိညတ္တိ၊ ဟူသော။ တံ ရူပံ၊ ထို ရုပ်သည်။ ဣဒံ၊ ဤ ရုပ်တည်း။

ဟံ၊ ချဲ့။ ဣဒံ၊ ဤစကားကို။ ဝက္ခာမိ၊ ဆိုအံ့။ တေ၊ ထိုစကားကို။ ဝက္ခာမိ။ ဣတံ၊ သို့။ ဝိတက္ကယတော၊ ကြံစည်သော ပုဂ္ဂိုလ်၏။ ဝိတက္က ဝိပ္ပာရသဒ္ဓေါ နာမ၊ ဝိတက္က ဝိပ္ပာရသဒ္ဓ-မည်သည်။ ဝါ၊ ဇိဝှာတာလု-အစ ရှိသည်တို့၏ လှုပ်ရှားကြောင်းဖြစ်သော ဝိတက်ကြောင့်ဖြစ်သော အသံမည် သည်။ ဥပ္ပဇ္ဇတံ၊ ၏။ [ရှေးနိဿယ၌ “ဝိတက္က ဝိပ္ပာရသဒ္ဓေါ နာမ၊ ဝိတက်၏ ပျံ့နှံ့ခြင်းကြောင့်ဖြစ်သော အသံမည်သည်” ဟု ပေး၏။ ယောဇနာအတိုင်း ပေး ခြင်းတည်း။] အယံ၊ ဤ ဝိတက္ကဝိပ္ပာရ-သဒ္ဓကို။ န သောတဝိညေယျော၊ သောတဝိညာဉ်ဖြင့် မသိအပ် မသိနိုင်။ မနောဝိညေယျော၊ မနောဝိညာဉ်ဖြင့် သာ သိအပ် သိနိုင်၏။ ဣတံ၊ သို့။ မဟာအဋ္ဌကထာယံ၊ ၌။ အာဂတော၊ လာ၏။ ပန၊ ထိုသို့ မဟာအဋ္ဌကထာ၌ လာပါသော်လည်း။ အာဂမဋ္ဌကထာသု၊ သုတ္တန် အဋ္ဌကထာတို့၌။ ဝိတက္ကဝိပ္ပာရသဒ္ဓန္တိ၊ ကား။ ဝိတက္ကဝိပ္ပာရ-ဝသေန၊ ဝိတက္ကဝိပ္ပာရ၏ အစွမ်းဖြင့်။ ဥပ္ပန္နံ၊ ဖြစ်သော။ ‘ဝိလပန္တာနံ (ဝိပုလ-ပန္တာနံ)၊ ယောဇနရမ်း ပြောဆိုကြကုန်သော။ သုတ္တပမတ္တာဒီနံ၊ အိပ်ပျော်နေသူ မေ့လျော့နေသူ အစရှိသူတို့၏။ သဒ္ဓံ၊ အသံကို။ သုတုတံ၊ ကား။ တံ၊ ထိုအသံကို။ သုတု၊ ကြား၍။ (အာဒိသတိ-၌ စပ်။) ယံ၊ အကြင် အကြောင်း

၁။ ဝိတက္ကဝိပ္ပာရသဒ္ဓေါ။ ။ ဖရ-ဓာတ်သည် ဗျာပန စလန-အနက်ကို ဟော၏။ ဤ၌ စလန-အနက်ကို ယူပါ။ ထို့ကြောင့် ဇီကာ၌ “ဇိဝှာတာလုစလနာဒိကရဝိတက္က-သမုဋ္ဌိတသုခမသဒ္ဓိ” ဟု ဖွင့်သည်။ ဝိသေသေန+ဖရတိ ဧတေနတိ ဝိပ္ပာရော၊ ဝိတက္ကော စ+သော+ဝိပ္ပာရော စာတံ ဝိတက္ကဝိပ္ပာရော။ ဝိတက္ကဝိပ္ပာရေန၊ ဇိဝှာတာလု-စသည် တို့၏လှုပ်ရှားကြောင်း ဖြစ်သော ဝိတက်ကြောင့်+ဥပ္ပန္နော+သဒ္ဓေါ ဝိတက္ကဝိပ္ပာရသဒ္ဓေါ။ ဇိဝှာတာလု-စသည်တို့၏ လှုပ်ရှားကြောင်းဖြစ်သော ဝိတက်ကြောင့် အလွန်သိမ်မွေ့စွာ ဖြစ်သော (ပကတိနားဖြင့် မကြားနိုင်လောက်သော) အသံတည်း။

၂။ အာဂမဋ္ဌကထာသု။ ။ မဟာအဋ္ဌကထာဝါဒကို ပယ်လိုသောကြောင့် “အာဂမ-ဋ္ဌကထာသု” စသည် မိန့်။ တိကအဂ္ဂတ္တရ၊ ဒုပဏ၊ မြာဟ္မဏဝဂ်-ဒသမသုတ် အဋ္ဌကထာ စသည်၌ လာ၏။ “ဣတိ အာဒိသတိ” တိုင်အောင် ထိုအဋ္ဌကထာ၏ အဖွင့်ချည်းတည်း။ ဤသို့ ဆိုပြီးနောက် ဝတ္ထုတို့ကိုလည်း ထိုအဋ္ဌကထာ၌ ပြထား၏။ ရူပါလေတော့။ ဤ အာဂမအဋ္ဌကထာ စကားအရ “ဝိတက္ကဝိပ္ပာရသဒ္ဓသည် ပြောသူ၏အလိုကို သိနိုင် လောက်အောင် ဝိညက်နှင့်တကွ ဖြစ်ကြောင်း ထင်ရှား၏။ ဝိညတ်ပါသောကြောင့်ပင် ထိုသူ၏အလိုကို ကြားရသူက “ဝေဓိ တေ မနော” စသည်ဖြင့် ညွှန်ပြနိုင်သည်” ဟုလို။

အရာကို။ ဝိတက္ကယတော၊ ကြံစည်သော။ တဿ၊ ထို ပုဂ္ဂိုလ်၏။ သော
သဒ္ဓေါ၊ ထိုအသံသည်။ ဥပ္ပန္နော၊ ဖြစ်ပြီ။ တဿ၊ ထို အကြောင်းအရာ၏။
ဝါ၊ နှင့်။ ဝသေန၊ စပ်သဖြင့်။ တေ၊ သင်၏။ မနော၊ စိတ်သည်။ ဧဝမ္ပိ၊
ဤသို့လည်း ဖြစ်၏။ တေ၊ ၏။ မနော၊ သည်။ ဣတ္ထမ္ပိ၊ ဤအပြားအား
ဖြင့်လည်း ဖြစ်၏။ ဣတိ၊ သို့။ အာဒိသတိ၊ ညွှန်ပြ၏။ ဣတိ၊ သို့။ ဝတွာ၊
ဆိုပြီး၍။ ဝတ္ထုနိပိ၊ ဝတ္ထုတို့ကိုလည်း။ ကထိတာနိ၊ ဆိုအပ်ကုန်ပြီ။ ပဋ္ဌာ-
နေပိ၊ ညွှလည်း။ စိတ္တသမုဋ္ဌာနံ၊ ပ။ ပစ္စယောတိ၊ ဟူ၍။ အာဂတံ၊ လာ၏။
တသ္မာ၊ ကြောင့်။ ဝိညတ္တိသန္ဓနာယ၊ ဝိညတ်ကြောင့်ဖြစ်သော ထိခိုက်ခြင်းနှင့်။
ဝိနာ၊ ကင်း၍။ ဥပ္ပဇ္ဇမာနော၊ ဖြစ်သော။ အသောတဝိညေယျော၊ သောတ
ဝိညာဉ်ဖြင့် မသိအပ် မသိနိုင်သော။ ဝိတက္ကဝိပ္ပာရသဒ္ဓေါနာမ၊ မည်သည်။ နတ္ထိ။
ပန၊ ဆက်။ ဣဒံ၊ ဤစကားကို။ ဝက္ခာမံ၊ ဆိုအံ့။ ဧတံ၊ ထိုစကားကို။
ဝက္ခာမံ။ ဣတိ၊ သို့။ ဥပ္ပဇ္ဇမာနံ၊ သော။ စိတ္တံ၊ သည်။ (သမုဋ္ဌာပေတိ-ဥ
စပ်။) ပထဝီဓာတု၊ ပထဝီဓာတ် လည်းကောင်း။ ပ။ သြဇာ၊ အဆီအနှစ်
လည်းကောင်း။ ဣတိ၊ ဤသို့။ အဋ္ဌ၊ ကုန်သော။ ရူပါနိ၊ ရုပ်တို့ကို။ သမုဋ္ဌာ-

ယောဇနာ။ ။ယောဇနာ၌ကား ဖရဓာတ်၏ ဗျာပနအနက်ကို ယူ၍ “ဝိပ္ပရဏံ
ဝိပုလပဝတ္တနံ (ပြန်သောအားဖြင့် ဖြစ်ခြင်း) ဝိပ္ပာရော၊ ဝိတက္ကဿ+ဝိပ္ပာရော ဝိတက္က
ဝိပ္ပာရော၊ ဝိတက္ကဝိပ္ပာရေန+ဥပ္ပန္နော+သဒ္ဓေါ ဝိတက္ကဝိပ္ပာရသဒ္ဓေါ-ဝိတက်၏ ပြန်ခြင်း
ကြောင့် ဖြစ်သော အသံ” ဟု ဖွင့်လေ၏။ “ဇိဌာတာလုစလနာဒိကရဝိတက္က” ဟူသော
ဋီကာ အဖွင့်ဖြင့် ထိုယောဇနာကို စဉ်းစားပါ။ [နာမ်တရား ဖြစ်သော ဝိတက်သည်
အပြင်သို့ ပြန်၍မထွက်နိုင်။ ဈာန်ခန်း၌ “ဝိတက္ကော ဝိပ္ပာရဝါ” ဟု ရှိရာ၌လည်း ဖရဓာတ်
သည် စလန-အနက်ဟောပင်။]

၁။ ပဋ္ဌာနေပီ။ ။ “စိတ္တသမုဋ္ဌာနံ သဒ္ဓါယတနံ” ဟု ပဋ္ဌာန်းအာရမ္မဏပစ္စည်း၌ဟော
တော်မူ၏။ ထို စိတ္တသမုဋ္ဌာနံ သဒ္ဓါယတနံ-ပါဠိဖြင့် ဝိတက္ကဝိပ္ပာရကြောင့် ဖြစ်သော
အလွန်သိမ်မွေ့သော သဒ္ဓ ကိုလည်းကောင်း၊ မ သိမ်မွေ့သော အခြားသဒ္ဓကို လည်း
ကောင်း ဤသို့ သဒ္ဓအားလုံးကို သိမ်းကျုံးနိုင်၏။ ထို သဒ္ဓဟူသမျှလည်း အာရမ္မဏ
ပစ္စည်း တပ်သောကြောင့် သောတဝိညေယျ မဟုတ်သော သဒ္ဓဟူ၍ မရှိနိုင်ပါ-ဟူလို။
ထို့ကြောင့် မဟာအဋ္ဌကထာ၏ “အယံ န သောတဝိညေယျော” ဟူသောစကားကို
ပယ်လို၍ “တသ္မာ ဝိနာ။ ပ။ သဒ္ဓေါ နာမ နတ္ထိ” ဟု မိန့်သည်။ [မူလဋီကာ၌ မဟာအဋ္ဌ
ကထာ၏ အာဘော်ကို “မဟာအဋ္ဌကထာယံ ပန။ ပ။ ဝုတ္တာ သိယာ” ဟုပြတားသေ၏။]

၂။ ဝိညတ္တိသန္ဓနာယ။ ။ “ဝိညတ္တိပစ္စယာ သန္ဓနာ ဝိညတ္တိသန္ဓနာ၊ ဝိညတ္တိ ဧဝ
ဝါ” ။-ဋီကာ။ ပထမနည်းအလို “ဝိညတ်ကြောင့် မဟာဘုတ်တို့၏ ထိခိုက်ခြင်းနှင့်” ဟု
ပေးပါ။ ဒုတိယနည်းအလို “ဝိညတ္တိဝေ+သန္ဓနာ ဝိညတ္တိသန္ဓနာ” ဟု ပြု၍ “ထိခိုက်ခြင်း
ဟူသော ဝိညတ်နှင့်” ဟု ပေးပါ။ ထိခိုက်ခြင်းဟူသော အခြင်းအရာအားဖြင့် ဖြစ်သော
မဟာဘုတ်တို့၏ ထူးခြားလော အမူအရာကိုပင် “ဝိညတ္တိသန္ဓနာ” ဟု ဆိုသည်။

ပေတိ၊ ဖြစ်ပေ၏။ ဟေသံ၊ ထို ရှစ်ပါးသော ရုပ်တို့၏။ အပ္ပန္နရေ၊ အတွင်း၌။
 (ထို ရှစ်ပါးသော ရုပ်တို့တွင်-ဟူလို။) စိတ္တသမုဋ္ဌာနာ၊ စိတ်ကြောင့်ဖြစ်သော။
 ပထဝီဓာတု၊ သည်။ ဥပါဒိန္နကံ၊ ဥပါဒိန္နကဖြစ်သော စတုဇ-ပထဝီဓာတ်ကို။
 ဃန္ဓယမာနာဝ၊ ထိခိုက်လျက်သာလျှင်။ ဥပ္ပဇ္ဇတိ၊ တေန ဓာတုသင်္ခန္ဓနေန၊
 တို ဓာတ်တို့၏ ထိခိုက်ခြင်းနှင့်။ သဟေဝ၊ တပြိုင်နက်သာလျှင်။ သဒ္ဓေါ၊ သဒ္ဓ
 ရုပ်သည်။ ဥပ္ပဇ္ဇတိ၊ ၏။ ဣတိ၊ ကြောင့်။ အယံ၊ ဤ သဒ္ဓသည်။ စိတ္တသမုဋ္ဌာန-
 သဒ္ဓေါ နာမ၊ မည်၏။ အယံ၊ ဤ စိတ္တသမုဋ္ဌာန-သဒ္ဓသည်။ န ဝိညတ္တိ၊ ဝိညတ်
 မဟုတ်သေး။ ပန၊ အဟုတ်ကား။ စိတ္တသမုဋ္ဌာနာယ၊ သော။ တဿာ ပထဝီဓာ-
 တယာ၊ ၏။ ဥပါဒိန္နကဃန္ဓနဿ၊ ဥပါဒိန္နကဖြစ်သော စတုဇ-ပထဝီဓာတ်ကို
 ထိခိုက်ခြင်း၏။ ပစ္စယဘူတော၊ အကြောင်းဖြစ်၍ ဖြစ်သော။ ဧကော၊ တမျိုး
 သော။ အာကာရဝိကာရော၊ ထူးခြားသော အမူအရာသည်။ အတ္ထိ၊ ရှိ၏။
 အယံ၊ ဤ ထူးခြားသော အမူအရာသည်။ ဝစီဝိညတ္တိ နာမ၊ မည်၏။

ဣတော၊ ဤ အယံ ဝစီဝိညတ္တိ နာမ-ဟူသော စကားရပ်မှ။ ပရံ၊ ၌။
 သာ၊ ပ။ စိတ္တသမုဋ္ဌာနာတိ အာဒိ၊ သာ။ ပ။ စိတ္တသမုဋ္ဌာနာ-အစရှိသော။ သဗ္ဗံ၊
 အလုံးစုံသော စကားရပ်ကို။ ဟေဋ္ဌာ၊ အောက် ကာယကမ္မဒွါရ ကထာ၌။
 ဝုတ္တနယေနော၊ ဖြင့်သာ။ ဝေဒိတဗ္ဗံ။ [ကာယကမ္မဒွါရကထာ၌ “အယံ ဝိညတ္တိ
 နာမ” ဟူသောစကား၏ နောက်ဝယ် “သာ အဋ္ဌ ရူပါနိ ဝိယ” စသော စကား
 ရှိ၏။ ထိုစကားမှစ၍ “ဧကံ ကာယိကကရဏံ” တိုင်အောင် “သဗ္ဗံ။ ပ။ ဝေဒိ-
 တဗ္ဗံ” ဟု ဆိုသည်။] ဟိ၊ ချဲ့။ ဣဓာပိ၊ ဤ ဝစီကမ္မဒွါရ-ကထာ၌လည်း။
 တိဿ၊ တိဿ။ ပ။ မိတ္တံ၊ မိတ္တံ။ ဣတိ၊ သို့။ ပက္ခောသန္တဿ၊ ခေါ်သူ၏။ သဒ္ဓံ၊
 အသံကို။ သုတု၊ ကြား၍။ ဝိညတ္တိံ၊ ကို။ မနောဒွါရိကစိတ္တေန၊ ဖြင့်။
 စိန္တေတု၊ ကြံ၍။ သေ၊ ဤပုဂ္ဂိုလ်သည်။ ဣဒဉ္စိဒဉ္စ၊ ဤမည် ဤမည်သော
 အမှုကိုလည်း။ ကာရေတိ မညေ၊ ပြုစေလိုယောင်တကား။ ဣတိ ဇာနာတိ။

၁။ ဥပါဒိန္နကံ ဃန္ဓယမာနာဝ။ ။ “ဥပါဒိန္န” ဟု ဆိုရာ၌ ကမ္မဇရုပ်သာရ၏။
 “ဥပါဒိန္နက” ဟု ဆိုရာ၌ကား ထို ကမ္မဇရုပ်ပါရှိသော ခန္ဓာကိုယ်၌ရှိသမျှ ကမ္မဇ-စသော
 ရုပ် ၄-မျိုးလုံး ရ၏။ ထို ရုပ် ၄-မျိုးလုံးပင် အစဉ်အဆက် ဖြစ်၊ တည်၊ ပျက်လျက်ရှိရာ
 ပထဝီဓာတ် လွန်ကဲသော စိတ္တဇကလာပ် ဖြစ်ပေါ်လာသောအခါ (အိပ်ပျော်သော
 အခါ၌ကဲ့သို့ ငြိမ်ငြိမ်သက်သက် မဖြစ်ပဲ) အတူပါလာသော ဝိကာရဝိညတ်၏ အစွမ်း
 ကြောင့် ရှိရင်းရုပ်ကလာပ် ၄-မျိုးနှင့် (အထူးအားဖြင့် ထို ၄-မျိုး၌ပါသော ပထဝီ-
 ဓာတ်နှင့်) ပွတ်တိုက်လျက် ဖြစ်ပေါ်သည်။ ဟိုသို့ ပွတ်တိုက်လျက် ဖြစ်သည်နှင့် တပြိုင်
 နက် မာကျောသော တုတ်နှစ်ခု၏ အချင်းချင်း ထိခိုက်သောအခါ ဖြစ်လာသော အသံ
 ကဲ့သို့ သဒ္ဓရုပ်လည်း ပေါ်ထွက်လာသည်။

စ၊ ဆက်။ ကာယဝိညတ္တိ ဝိယ၊ ကာယဝိညတ်သည် ကဲ့သို့။ အယမ္ပိ၊ ဤ ဝစီ-
 ဝိညတ်သည်လည်း။ တိရစ္ဆာနဂတာနမ္ပိ၊ တိရစ္ဆာန်တို့၏ စိတ်၌သော်မှလည်း။
 ပါကဋ္ဌာ၊ ထင်ရှားသည်။ ဟောတိ။ ဟံ၊ မှန်။ (တနည်း) ဟံ၊ ချဲ့။ ဟေ၊ လာ
 လော့။ ယာဟံ၊ သွားလော့။ ဣတိ၊ ဤသို့သော။ သဒ္ဓါ၊ အသံကို။ သုတု၊
 ကြားရ၍။ တိရစ္ဆာနဂတာပိ၊ တိရစ္ဆာန် တို့သည်လည်း။ သေ၊ ဤ ပုဂ္ဂိုလ်သည်။
 ဣဒံ နာမ၊ ဤမည်သော အမှုကို။ ကာရေတိ မညေ၊ ပြုစေလိုယောင်တကား။
 ဝါ၊ ပြုစေလို၏ ဟု ထင်၏။ ဣတိ၊ သို့။ ဥ တု၊ အာဂစ္ဆန္တိ စေ၊ လာလည်း
 လာကုန်၏။ ဂစ္ဆန္တိ စ၊ သွားလည်း သွားကုန်၏။

ပန၊ ဆက်။ တေသမုဋ္ဌာနိကကာယံ။ ပ။ န စာလေတိတိ၊ ဟူသော။ အယံ
 ဝါရော၊ ဤဝါရကို။ ဣမ၊ ဤ ဝစီကမ္မဒ္ဓါရ-ကထာ၌။ န လဗ္ဘတိ၊ မရအပ်။
 [“စိတ္တသမုဋ္ဌာနိကေ ပန။ ပ။ စလတိ န စလတိ” ဟူသော စကားကို ရည်ရွယ်၍
 ဆိုသည်။ ထိုစကားမျိုး ဤ၌ မရနိုင်ပါ-ဟူလို။] ပုရိမ စိတ္တသမုဋ္ဌာနာယ၊ ရှေး
 စိတ်ကြောင့်ဖြစ်သော ပထဝီဓာတ်၏။ ဥပတ္တန္တနကိစ္စံပိ၊ ထောက်ပံ့ခြင်းကိစ္စ
 သည်လည်း။ နတ္ထိ။ ပန၊ ဆက်။ တသ္မိံ ဝစီဒ္ဓါရေ ၌၊ သိဒ္ဓါ၊ ထင်ရှားသော။
 ယာ စေတနာ၊ သည်။ အတ္ထိ။ ယာယ၊ အကြင် စေတနာဖြင့်။ မုသာ၊ မုသား
 ကို။ ကထေတိ၊ ပြောဆို၏။ ပေသုညံ၊ ချောပစ် ကုန်းတိုက်ကြောင်း စကား
 ကို။ ကထေတိ။ ဖရသံ၊ ကြမ်းတမ်းသော စကားကို။ ကထေတိ။ သမ္ပံ၊ ပြန်ဖျင်း
 သော စကားကို။ ပလပတိ၊ ပြောဆို၏။ မုသာဝါဒါဒီဟိ၊ မုသာဝါဒ-အစရှိ
 သည်တို့မှ။ ဝိရမတိ၊ ရှောင်ကြဉ်၏။ ဣဒံ၊ ဤ စေတနာသည်။ ဝစီကမ္မံ နာမ၊
 မည်၏။ ဣတော၊ ဣဒံ ဝစီကမ္မံ နာမ-ဟူသော ဤစကားရပ်မှ။ ပရံ၊ ၌။ သဗ္ဗံ၊
 သော။ ကမ္မဝတ္ထာနဉ္စ၊ ကံကို ဒွါရဖြင့် ပိုင်းခြားသတ်မှတ် နာမည်တပ်ခြင်းကို
 လည်းကောင်း။ ဒွါရဝတ္ထာနဉ္စ၊ ဒွါရကို ကံဖြင့် ပိုင်းခြားသတ်မှတ် နာမည်တပ်
 ခြင်းကိုလည်းကောင်း။ ဟေဋ္ဌာ၊ အောက် ကာယကမ္မဒ္ဓါရ-ကထာ၌။ ဝုတ္တ-
 နယေနေဝ ဝေဒိတဗ္ဗံ။ ဣတိ၊ အပြီးတည်း။

ဝစီကမ္မဒ္ဓါရကထာ၊ သည်။ နိဋ္ဌိတာ၊ ပြီ။

၁။ ဥပတ္တန္တနကိစ္စံပိ နတ္ထိ။ ။ ပြောဆိုလိုသော အခါ ပထမဆုံး စိတ်ကြောင့်ဖြစ်
 သော ပထဝီဓာတ်လည်း အခြားပထဝီဓာတ်နှင့် အချင်းချင်း ထိခိုက်မိ၏။ ထို့ကြောင့်
 မထိခိုက်မီ ထိခိုက်ဖို့ရန် ထောက်ပံ့နေဖွယ်ကိစ္စ မရှိတော့။ [မူလဋီကာဆရာကား မထိ
 ခိုက်မီ ထောက်ပံ့နေသော ပထဝီဓာတ် ရှိသေး၏ဟု ယူလိုဟန်တူ၏။ ထို့ကြောင့်
 “ဥပတ္တန္တန ကိစ္စံ နတ္ထိ အတ္ထိတိ ဝိစာရေတွာ ဂဟေတဗ္ဗံ” ဟု မိန့်သည်။ ထိုစကား
 နှင့်စပ်၍ အဓိပ္ပာယ်ကို ဋီကာနိဿယ၌ ရှုပါ။]

မနောကမ္မဒွါရကထာအဖွဲ့

၀န၊ ကား။ (ဝစိကမ္မဒွါရ-ကထာမှတစ်ပါး မနောကမ္မဒွါရ-ကထာ ကား။) မနောကမ္မဒွါရကထာယံ၊ ဤ။ (မနော၌ အပေါင်း အာဇာရ၊ အစိတ် အာဇမယ်-အဖြစ်ဖြင့် စပ်။) ကာမာဝစရ၊ ဒိဝသေန၊ ကာမာဝစရ-အစရှိသည်တို့၏ အပြားအားဖြင့်။ (စတုဗ္ဗိဇော၌ သရူပကျွာ ဝိသေသန-စပ်။) စတုဗ္ဗိဇော၊ သော။ မနော၊ စိတ်သည်။ မနော နာမ၊ မန-မည်၏။ တတ္ထ၊ ထို ၄-ပါးသော စိတ်တို့တွင်။ ကာမာဝစရော၊ ကာမာဝစရစိတ်သည်။ စတုပညာသဝိဇော၊ ၅၄-ပါး အပြားရှိသည်။ ဟောတိ။ပ။ လောကုတ္တရော၊ သည်။ အဋ္ဌဝိဇော၊ ၈-ပါး အပြားရှိသည်။ (ဟောတိ။) ဣတိ၊ သို့။ သဗ္ဗောပိ၊ အလုံးစုံသော စိတ်သည်လည်း။ ဧကေန နဂုတိဝိဇော၊ တခုယုတ်ကိုးဆယ် အပြားရှိသည်။ ဟောတိ။ တတ္ထ၊ ထိုတခုယုတ်ကိုးဆယ်သော စိတ်တို့တွင်။ အယံ နာမ မနော၊ ဤမည်သော စိတ်သည်။ မနောဒွါရံ၊ မနောဒွါရသည်။ န ဟောတိ၊ မဖြစ်။ ဣတိ၊ သို့။ န ဝတ္ထဗ္ဗော၊ မဆိုထိုက်။

၁။ ဟိ၊ ဥပမာဆောင် ထင်အောင်ပြအံ့။ အယံ နာမ စေတနာ၊ ဤမည်သော စေတနာသည်။ ကမ္မံ၊ သည်။ န ဟောတိ၊ မဟုတ်။ ဣတိ၊ သို့။ န ဝတ္ထဗ္ဗာယထာ၊ မဆိုထိုက်သကဲ့သို့တည်း။ ဟိ၊ မှန်၏။ အန္တမသော၊ အားဖြင့်။ ပဉ္စဝိညာဏသမ္ပယုတ္တာပိ၊ ပဉ္စဝိညာဉ်နှင့်ယှဉ်သည်လည်းဖြစ်သော။ စေတနာ၊ ကိ။ (တနည်း) ပဉ္စဝိညာဏသမ္ပယုတ္တာပိ စေတနာ၊ ပဉ္စဝိညာဉ်နှင့်ယှဉ်သော စေတနာ ကိုသော်မှလည်း။ မဟာပကရဏေ၊ ပဋ္ဌာန်းကျမ်းကြီး၌။ ကမ္မံတေဝ၊ ကံဟူ၍ ပင်။ နိဒ္ဒိဋ္ဌာ၊ ညွှန်ပြတော်မူအပ်ပြီ။ [အန္တမသော-စသော ဤဝါကျကား-

၁။ ယထာ ဟိ အယံ နာမ စေတနာ။ ။ ပဋ္ဌာန်း သဟဇာတကမ္မပစ္စည်း၌ စေတနာဟူသမျှကို (ပဉ္စပဉ္စဝိညာဉ်နှင့်ယှဉ်သော စေတနာပင် ဖြစ်စေကာမူ) ကမ္မပစ္စည်းအဖြစ်ဖြင့် ဟောတော်မူသကဲ့သို့၊ ထို့အတူ မန-ဟူသမျှကိုလည်း မနောဒွါရဟု ဆိုရသည်။ ဆက်၌အံ့-“အယံ နာမ စေတနာ” စသော စကားသည် ဥပမာနလည်း ဟုတ်၏။ ဝိမနောဒွါရရှိသော ဒွါရဝန္တတရားကို ပြသောစကားလည်း ဟုတ်၏။ ထို့ကြောင့် မန-ဟူသမျှကို “မနောဒွါရ” ဟု ဆိုရာ၌ ထို မနနှင့်ယှဉ်သော စေတနာဟူသမျှကိုလည်း မနောကံဟု ဆို၍ ထိုကံ၏ဖြစ်ကြောင်း (ထိုကံအား သဟဇာတသတ္တိဖြင့် ကျေးဇူးပြုသော) မနဟူသမျှကိုလည်း “မနောကမ္မဒွါရ” ဟု အပြန်အလှန် ခေါ်ဆိုရသည်ဟု မှတ်ပါ။

မှတ်ချက်။ ။ ဤစကားသည် အများသုံးဖြစ်သော အဘိဇ္ဈာ အနဘိဇ္ဈာ-စသော မနောကံ၊ ထိုနှင့်ယှဉ်သော ဝိဟိ-ဟူသော မနောကမ္မဒွါရကို ပြသောစကား မဟုတ်။ အများသုံးကိုကား “ဣဒံ ပနေတ္ထ သန္နိဋ္ဌာနံ” ဟု နောက်၌ ဆိုလတ္တံ့။

စေတနာဟူသမျှ ကံမည်ကြောင်းကို ထောက်ခံသော ဒဠိကရဏ အပိုဝါကျ တည်း။ ဥပမာနဝါကျတွင်း၌ တိုက်ရိုက်ပါဝင်သော ဝါကျမဟုတ်။]ဝေမေဝါ ဤအတူသာလျှင်။ အယံ နာမ မနော၊ သည်း။ မနောဒ္ဓါရံ။ န ဟောတိ၊ မဟုတ်။ ဣတိ၊ သို့။ န ဝတ္တဗော၊ မဆိုထိုက်။

တ္ထေ၊ အယံ နာမ စေတနာ ကမ္မံ န ဟောတိတိ န ဝတ္တဗော-ဟူသော ဤ စကားရပ်၌။ [“တ္ထေ မနောဒ္ဓါရဓိကာရေ၊ ဤမနောဒ္ဓါရ အရာ၌” ဟု ယော ဇနာပွင့်၏၊ စဉ်းစားပါလေ။] (ဌတော၊ တန်ရပ်၍။ စောဒကော၊ စောဒက ပုဂ္ဂိုလ်သည်။) အာဟ၊ ဆိုပြီ။ (ကိံ၊ နည်း။) ဧတံ ကမ္မံ နာမ၊ ဤ ကံမည် သည်။ ကိံ၊ အဘယ်ကို။ ကရေတိ၊ ပြုသနည်း။ ဣတိ၊ သို့။ အာဟ၊ ဆိုပြီ။ (ဧတံ ကမ္မံ နာမ၊ မည်သည်။) အာယူဟတိ၊ ပေါင်းစုမိအောင် ပြု၏။ အဘိ- သင်္ခရေတိ၊ ပြုစီမံ၏။ ပိဏ္ဍံ၊ အပေါင်းကို။ ကရေတိ၊ ၏။ စေတေတိ၊ စေ ဆော်၏။ ကပေတိ၊ စီမံပြုလုပ်၏။ ပကပေတိ၊ စီမံပြုလုပ်၏။ (ဣတိ၊ သို့။ အာဟ၊ ပြီ။) ဧဝံ သန္တေ၊ ဤသို့ ဖြစ်လတ်သော်။ (ကမ္မစေတနာက အာယူဟန အဘိသင်္ခရဏ-စသည်ကို ပြုလတ်သော်။) ပဉ္စဝိညာဏစေတနာ၊ ဒွိပဉ္စဝိညာဉ်၌ ယှဉ်သော စေတနာသည်။ ကိံ၊ ကို။ အာယူဟတိ၊ ပေါင်းစုမိအောင် ပြုသနည်း။ အဘိသင်္ခရေတိ၊ နည်း။ ပိဏ္ဍံ၊ ကို။ ကရေတိ၊ နည်း။ စေတေတိ၊ နည်း။ ကပေတိ၊ နည်း။ ပကပေတိ၊ နည်း။ ဣတိ၊ ဤကား အမေးတည်း။ [စေ တနာတို့တွင် ပဉ္စဝိညာဏ-စေတနာသည် သတ္တိအညံ့ဆုံး ဖြစ်သောကြောင့် ထိုစေတနာကို မေးသည်။] (ပဉ္စဝိညာဏစေတနာ၊ သည်။) သဟဇာတဓမ္မေ၊ တကွဖြစ်သော ဖဿ-အစရှိသော တရားတို့ကို။ အာယူဟတိ၊ ၏။ ပ။ ပကပေတိ၊ ၏။ ဟိ၊ မှန်၏။ သာပိ၊ ထို ပဉ္စဝိညာဏစေတနာ သော်မှလည်း။ သဟဇာတေ၊ တကွဖြစ်ကုန်သော။ သမ္ပယုတ္တက္ခန္ဓေ၊ ဖဿ-စသော သမ္ပယုတ်တရား အစုတို့ ကို။ အာယူဟတိ၊ ၏။ ပ။ ပကပေတိ၊ ဣတိ၊ ဤကား အဖြေတည်း။ [သဟ ဇာတ-အရ ရုပ်နာမ် ၂-မျိုးလုံးနှင့် ဆိုင်ရကား ရုပ်သဟဇာတကို တားမြစ် လို၍ “သမ္ပယုတ္တက္ခန္ဓေ” ဟု မိန့်သည်။]

၁။ အာယူဟတိ။ ။ “အာပုဗ္ဗ+ဥိဟ-ဓာတ်” ဟု ကြံကြ၏။ ဥိဟ-ဓာတ်က အား ထုတ်ခြင်းအနက်ကို ဟောသော်လည်း ဓာတူနံ အနေကတ္တတ္တာနှင့်အညီ ပိဏ္ဍကရဏ- အနက်ကိုလည်း ဟောသည်။ အနေကတ္တတ္တာ ဓာတူနံ ဥိဟနံ ရာသိကရဏံတိ။ -သစ္စ ဝိဘင်း အနုဒ္ဓိကာ။ [ကိံ ပိဏ္ဍံ ကရေတိတိ အာယူဟနတ္ထဝသေန ပုစ္ဆတိ။ -ဒီကာ။ ဤ ဒီကာစကားအရ “အာယူဟတိနှင့် ပိဏ္ဍံ ကရေတိသည် အနက် အဓိပ္ပာယ်တူ၏” ဟု မှတ်ပါ။ ကြွင်းသော မှတ်ဖွယ်ကို ဒီကာအဓိပ္ပာယ်၌ ပြထားပြီ။]

၂ဝါ၊ တနည်း။ ဣမိနာ ဝါရေန၊ ဤဝါရဖြင့်။ (“ဣမိနာ ဝါဒေန”ဟု မူကွဲရှိ၏။ မနဟူသမျှကို မနောဒွါရဟု ဆိုကြောင်းဖြစ်သော ဤဝါဒဖြင့်။) ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ ဟိ၊ မှန်။ သဗ္ဗသင်္ဂါဟကဝသေန၊ အလုံးစုံသော မနကို သိမ်းယူခြင်း၏ အစွမ်းဖြင့်။ တေ၊ ဤ အယံ နာမ မနော မနောဒွါရံ န ဟောတိတိ န ဝတ္တဗ္ဗော၊ ဟူသော စကားကို။ ဝုတ္တံ၊ ဆိုအပ်ပြီ။ ပန၊ စင်စစ်ကား။ ဣ၊ ဤ မနောကမ္မဒွါရ အရာ၌။ ဣဒံ၊ ဤ ဆိုအပ်လတ္တံ့ကား။ သန္နိဋ္ဌာနံ၊ ဆုံးဖြတ်ကြောင်း စကားတည်း။ တေဘူမကကုသလာ ကုသလော၊ ဘုံ ၃-ပါး၌ ဖြစ်သော ကုသိုလ် အကုသိုလ်ဟူသော။ ဧကေနတိံ သဝိဓော၊ တခုယုတ်သုံးဆယ် အပြားရှိသော။ မနော၊ စိတ်သည်။ မနောကမ္မဒွါရံ နာမ၊ မည်၏။ ပန၊ ဆက်။ တသ္မိံ မနောဒွါရေ၊ ၌။ သိဒ္ဓော၊ ထင်ရှားသော။ ယာ စေတနာ၊ သည်။ (အတ္ထိ။) ယာယ၊ အကြင် စေတနာဖြင့်။ အဘိဇ္ဈာ၊ ပ။ ဒဿနာနိ စေတ၊ အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒဿန တို့ကိုလည်းကောင်း။ အနဘိဇ္ဈာ၊ ပ။ ဒဿနာနိ စ၊ အနဘိဇ္ဈာ၊ အဗျာပါဒ၊ သမ္မာဒဿန တို့ကိုလည်းကောင်း။ ဂဏှာတိ၊ ယူ၏။ ဣဒံ၊ ဤ စေတနာသည်။ မနောကမ္မံ နာမ၊ မည်၏။ (ဣတိ ဣဒံ၊ ဤ ဆိုအပ်ပြီးကား။ သန္နိဋ္ဌာနံ၊ တည်း။) ဣတော၊ ဣဒံ မနောကမ္မံ နာမ-ဟူသော ဤစကားရပ်မှ။ ပရံ၊ ပ။ ဝေဒိတဗ္ဗံ၊ ဣတိ၊ အပြီးတည်း။ မနောကမ္မဒွါရကထာ နိဋ္ဌိတာ။ ဣမာနိ၊ ဤသည်တို့ကား။ တီဏိ၊ ကုန်သော။ ကမ္မာဒွါရာနိ နာမ၊ ကမ္မဒွါရတို့ မည်၏။

ကမ္မကထာ အဖွင့်

ဣဒါနိ၊ ၃-ပါးသော ကမ္မဒွါရတို့ကို အကျယ်ပြုပြီးရာ ယခုအခါ၌။ (ဝိတ္ထာရကထာ ဟောတိ-၌ စပ်။) တီဏိ၊ ကုန်သော။ ယာနိ ကမ္မာနိ၊ တို့ကို။ ထပေတွာ၊

၂။ ကိံ ဝါ။ ပ။ မနောကမ္မဒွါရံ နာမ။ ။ ဖိတ်အားလုံးကို မနောကမ္မဒွါရဟု ဆိုကြောင်းဖြစ်သော ဝါဒကို ပယ်၍ တေဘူမကကုသလာကုသလ-မနကို မနောဒွါရဟု တနည်းပြလိုသောကြောင့် “ကိံ ဝါ” အစရှိသောပါဌကို မိန့်။ ဤနည်း၌ တေဘူမကကုသိုလ် အကုသိုလ်ကို မနောကမ္မဒွါရဟု ဆိုခြင်းသည် အဘိဇ္ဈာ စသော အကုသိုလ်မနောကံ၊ အနဘိဇ္ဈာ-စသော ကုသိုလ်မနောကံတို့၏ ဖြစ်ကြောင်းဖြစ်သောကြောင့် ရိုးရာထုံးစံ ကျ၏။ ထို့ကြောင့် “ဣဒံ ပနေတ္ထ သန္နိဋ္ဌာနံ” ဟု မိန့်သည်။ [တေဘူမကကုသိုလ်အကုသိုလ်ကိုသာ ယူ၍ လောကုတ္တရာမဂ် ကုသိုလ်ကို မယူခြင်းမှာ ထိုမဂ်ကုသိုလ်က ကမ္မက္ခယကရ=ကံကို ကုန်ခန်းအောင် (အကျိုးမပေးနိုင်အောင်) ပြုတတ်သော တရားဖြစ်သောကြောင့်တည်း။ ကံ၏အဖော်သဟဲဖြစ်သော အဝိဇ္ဇာတဏှာကို မဂ်ကသတ်လိုက်လျှင် ကံလည်း အကျိုးမပေးနိုင်သောကြောင့် ကံကို ကုန်ခန်းအောင် ပြုရာရောက်သည်။

ချန်ထားခဲ့၍။ (မာတိကာတုန်းက အစအဆုံးဖြစ်သော်လည်း အကျယ်မခွဲသေးပဲ ချန်ထားခဲ့၍။) ဣမာနိ ကမ္မဒ္ဓါရာနိ၊ ဤ ကမ္မဒ္ဓါရတို့ကို။ (မယာ၊ သည်။) ဒဿိတာနိ၊ အကျယ် ပြုအပ်ကုန်ပြီ။ တာနိ၊ ထို ၃-ပါးသော ကံတို့ကို။ အာဒိ' ကတွာ၊ အစပြု၍။ အဝသေသဿ၊ ကြွင်းသော။ ဒ္ဓါရကထာယ၊ ၏။ မာတိကာထပနဿ၊ မာတိကာကို သားကြောင်းဖြစ်သော စကားရပ်၏။ ဝိတ္ထာရကထာ၊ အကျယ်ဖြစ်သော စကားသည်။ ဟောတိ၊ ဖြစ်၏။ (ဖြစ် တော့လတ္တံ့။) ဟိ၊ ချဲ့။ ကမ္မာနိ၊ တို့သည်။ ကာယကမ္မံ၊ ကာယကံလည်း ကောင်း။ ပ။ မနောကမ္မံ၊ လည်းကောင်း။ ဣတိ၊ သို့။ တီဏိ၊ ၃-ပါးတို့တည်း။ ပန၊ ပရိဟာရပက္ခမ္ပတပါး စောဒကပက္ခကို ဆိုဦးအံ့။ ဧတံ ကမ္မံ နာမ၊ ဤ ကံမည်သည်။ ကိံ၊ အဘယ်နည်း။ ဣတိ၊ ဤကား အမေးတည်း။ (ဧတံ ကမ္မံ နာမ၊ မည်သည်။) စေတနာ စေဝ၊ စေတနာ လည်းကောင်း။ ဧကစ္စေ၊ အချို့ကုန်သော။ စေတနာသမ္ပယုတ္တကာ၊ စေတနာနှင့် ယှဉ်ကုန်သော။ ဓမ္မာ စ၊ တရားတို့လည်းကောင်းတည်း။ [စေတနာ သမ္ပယုတ် တရားအားလုံးကို ကံ-ဟု မခေါ်ရ။ နောက်၌ လာမည့် ဗောဇ္ဈင် မဂ္ဂင်တရား၊ အဘိဇ္ဈာ- စသော၊ အနဘိဇ္ဈာ-စသော စေတနာသမ္ပယုတ်တရား တို့ကိုသာ ကံ-ဟု ခေါ်ရ သောကြောင့် "ဧကစ္စေ" ဟု ဝိသေသနပြုသည်။]

တတ္ထ၊ ထို စေတနာ စေတနာသမ္ပယုတ္တဓမ္မ တို့တွင်။ စေတနာယ၊ ၏။ ကမ္မဘာဝေ၊ ကံမည်သည်၏ အဖြစ်၌။ ဣမာနိ၊ ဤ ဆိုအပ်လတ္တံ့တို့ကား။ သုတ္တာနိ၊ သက်သေခံ သုတ်တို့တည်း။ ဘိက္ခဝေ၊ တို့။ အဟံ၊ ငါသည်။ စေတနံ၊ စေတနာကို။ ကမ္မံ၊ ကံဟူ၍။ ဝဒါမိ၊ ဟောတော်မူ၏။ စေတ- ယိတွာ၊ ပုရိမ စေတနာဖြင့် စေ့ဆော်ပြီး၍။ ကာယေန၊ ကာယဒ္ဓါရဖြင့်

၁။ စေတနာဟံ။ ပ။ ကမ္မံ။ ။ စေတနာ၏ ဝစနတ္ထ-စသည်ကို စေတနာ စေတသိက်၌ ပြုလတ္တံ့။ ထို စေတနာသည်ပင် "ကရိယတိ စေတနာတိ ကမ္မံ" နှင့်အညီ ထိုထို ကိုယ်မှု နှုတ်မှု စိတ်မှုကို ပြုကြောင်းဖြစ်သောကြောင့် ကမ္မလည်း မည်၏။ မှန်၏-စေတနာသည် ထိုထို ကိုယ်မှုစသည်ကို ပြုရာ၌ အခြား စေတသိက်များထက် ၂-ဆလောက် ဗျာပါရရှိ၏။ ထိုသို့ ဗျာပါရ အားကြီးသောကြောင့်ပင် စေတနာကို ကမ္မ (အမှုသည်၊ လက်သည်) ဟု အသိအမှတ် ပြုရသည်။

၂။ စေတယိတွာ ကမ္မံ ကရောတိ။ ။ ရှေ့၌ စေတနာနှင့် ကမ္မကို အရတူထား၍ "စေတနံကမ္မံ ဝဒါမိ" ဟု မိန့်တော်မူပြီးလျှင် ဤ၌ "စေတနာဖြင့် စေ့ဆော်ပြီး၍ ကာယ- စသည်ဖြင့် ကံကို ပြု၏" ဟု မိန့်တော်မူပြန်၏။ ဤစကား၌ စေတယိတွာ-ဟူသော ပုဗ္ဗ- ကာယကြိယာ-အရ စေတနာကိုရ၍ "ကမ္မံ ကရောတိ" ဟူသော အပရကာလကြိယာ- အရ ပြုအပ်သော ကံကို ရသောကြောင့် စေတနာနှင့် ကံသည် ကာ ပချင်း မတူရကား အဘယ်သို့ မှတ်ရပါမည်နည်း-ဟု မေးဖွယ်ရှိ၏။

သော်လည်းကောင်း။ ဝါစာယ၊ ဝစီဒွါရဖြင့်သော်လည်းကောင်း။ မနုဿ၊ မနောဒွါရဖြင့်သော်လည်းကောင်း။ ကမ္မံ။ သန္နိဋ္ဌာန-ကံကို။ ကရောတိ၊ ပြု၏။
-[ဆက္ကအင်္ဂုတ္တိရံ၊ မဟာဝဂ္ဂ၊ နိဗ္ဗေဓိက-သုတ်။]

ဟိ၊ မှန်၏။ အာနန္ဒ။ ကာယေ ဝါ၊ ကာယဝိညတ်ဟူသော ကာယဒွါရသည် မူလည်း။ သတိ၊ ထင်ရှားရှိလတ်သော်။ (မချုပ်စေအပ်သေးသည့် အတွက် ရှိလတ်သော်။) ကာယသဉ္ဇေတနာဟေတု၊ ကာယသဉ္ဇေတနာ ဟူသော အကြောင်းကြောင့်။ (ကာယဝိညတ်ကို ဖြစ်စေတတ်သော စေတနာဟူသော အကြောင်းကြောင့်။) အဇ္ဈတ္တံ၊ မိမိသန္တာန်၌။ သုခံ၊ သုခသည်လည်းကောင်း။ ဝါ၊ ကောင်းသော ဣဋ္ဌအကျိုးသည်လည်းကောင်း။ ဒုက္ခံ၊ ဒုက္ခသည်လည်းကောင်း။ ဝါ၊ မကောင်းသော အနိဋ္ဌအကျိုးသည်လည်းကောင်း။ ဥပ္ပဇ္ဇတိ၊ ၏။ အာနန္ဒ။ ဝါစာယ ဝါ၊ ဝစီဝိညတ်ဟူသော ဝစီဒွါရသည် မူလည်း။ သတိ။ ပ။ ဥပ္ပဇ္ဇတိ၊ အာနန္ဒ။ မနေ ဝါ၊ မနောဒွါရသည် မူလည်း။ သတိ။ ပ။ ဥပ္ပဇ္ဇတိ။ -[နိဒါနသံယုတ်၊ ဒသဗလဝဂ်၊ ဘူမိဇ-သုတ်။]

အဖြေကား။ ။ “စေတယိတွာ” အရ ရှေ့ဖြစ်သော စေတနာ ရ၍ “ကမ္မံ” အရ ဆုံးဖြတ်ချက် ချကြောင်း ကံရ၏။ ဥပမာ-ရှေ့အဖို့၌ သူ့အသက် သတ်ဖို့ရန် လှုံ့ဆော်သော ပုဗ္ဗစေတနာ ဖြစ်ပြီး၍ နောက်အဖို့၌ သတ်မှုကိစ္စ (သတ်ခြင်းဟူသော ကာယကံ) ဖြစ်၏။ ထိုသတ်မှုကိစ္စလည်း စေတနာ ရှေ့သွားရှိသောကြောင့် စေတနာသဘော ရှိသည်သာဖြစ်၏။ ဤသို့လျှင် ရှေ့ စေတနာနှင့် နောက် စေတနာသာ ကွဲပြား၍ တရားကိုယ်သဘောမှာ စေတနာချည်းသာ ဖြစ်သောကြောင့် “စေတနံ ကမ္မံ ဝဒါမိ=စေတနာကို ကံဟု ဟောတော်မူသည်။” ဟု မိန့်တော်မူပါသည်။ [မူလဒွါကော၌ ပထမနည်း အဓိပ္ပာယ်တည်း၊ နောက်တနည်းကို ဒွါကာနိဿယ၌ ရှုပါ။]

၁။ ကာယေ ဝါ ဟိ သတိ။ ။ သတိကို “ဓရမာနေ” ဟု ဒွါကာဖွင့်၏။ အသဇာတ်၏ အနက်ကို ဖွင့်ခြင်းပင်တည်း။ “အနိရောဓိတေ ဝါ” ဟု တနည်း ဖွင့်ပြန်၏။ အရဟတ္တမဂ်ဖြင့် မပယ်အပ်သေးသောကြောင့် “သတိ-ထင်ရှားရှိသည်” ဟုလို။ ကာယ-ဝိညတ် စသည်ကို ဖြစ်စေတတ်သော စိတ်အား ကိလေသာသည် ပကတူပနိဿယဖြင့် ဖြစ်စေ၊ သဟဇာတ-စသောအားဖြင့် ဖြစ်စေ ကျေးဇူးပြုနေ၏။ ထို ကိလေသာကို မပယ်ရသေးခြင်းကို အကျိုးကာယပေါ် တင်စား၍ “ကာယေ သတိ-ကာယဝိညတ် မချုပ်စေအပ်သေးပဲ ထင်ရှားရှိနေသေးလျှင်” ဟု မိန့်တော်မူသည်။ [ထို ကာယဝိညတ်ကို ချုပ်စေပြီးသော ရဟန္တာ၌ကား သုခ ဒုက္ခ အကျိုးပေးမည့် ကာယသဉ္ဇေတနာ မဖြစ်တော့။]

၂။ ကာယသဉ္ဇေတနာ ဟေတု။ ။ [ကာယသမုဋ္ဌာပိကာ စေတနာ ကာယသဉ္ဇေတနာ။-ဒွါကာ။] ကာယသဉ္ဇေတနာကြောင့် သုခ ဒုက္ခအကျိုးဖြစ်လျှင် ထိုကာယသဉ္ဇေတနာသည် သုခ ဒုက္ခ (ကောင်းကျိုး ဆိုးကျိုး) ဖြစ်စေတတ်သော အကြောင်းကံ

ဘိက္ခုဝေ၊ တို့။ တိဝိဓာ၊ သော။ (ပါဏာတိပါတ-စသော အားဖြင့် ၃-ပါး အပြားရှိသော။) ကာယသဉ္ဇေတနာ၊ ကာယသဉ္ဇေတနာသည်။ (ကာယ-ဝိညတ်ကို ဖြစ်စေတတ်သော စေတနာသည်။) အကုသလံ၊ သော။ ကာယကမ္မံ၊ သည်။ (ဟုတော။) ဒုက္ခုဒြယ်ံ (ဒုက္ခုန္ဒယံ)။ ဒုက္ခကို တိုးပွားစေတတ်သည်။ ဒုက္ခဝိပါကံ၊ ဒုက္ခအကျိုးရှိသည်။ ဝါ၊ မကောင်းသော အနိဋ္ဌအကျိုးရှိသည်။ (ဟောတိ။) ဘိက္ခုဝေ၊ တို့။ စတုဗ္ဗိဓာ၊ သော။ (မုသာဝါဒ-စသော အားဖြင့် ၄-ပါးအပြားရှိသော။) ဝစီသဉ္ဇေတနာ၊ သည်။ ဝါ၊ ဝစီဝိညတ်ကို ဖြစ်စေတတ်သော စေတနာသည်။ ပ။ ဘိက္ခုဝေ၊ တို့။ တိဝိဓာ၊ သော။ (အဘိဇ္ဈာ စသော အားဖြင့် ၃-ပါး အပြားရှိသော။) မနောသဉ္ဇေတနာ၊ သည်။ (မနောဒွါရကို ဖြစ်စေတတ်သော စေတနာသည်။) ပ။ ဒုက္ခဝိပါကံ၊ ဟောတိ။ ဘိက္ခုဝေ၊ တို့။ တိဝိဓာ၊ သော။ (ပါဏာတိပါတဝိရတိ စသော အားဖြင့် ၃-ပါး အပြားရှိသော။) ကာယသဉ္ဇေတနာ၊ သည်။ ကုသလံ၊ ကုသိုလ်ဖြစ်သော။ ကာယကမ္မံ၊ သည်။ (ဟုတော။) သုခုဒြယ်ံ (သုခုန္ဒယံ)။ သုခကို တိုးပွားစေတတ်သည်။ သုခဝိပါကံ။ သုခအကျိုးရှိသည်။ ဝါ၊ ကောင်းသော ဣဋ္ဌအကျိုးရှိသည်။ ဟောတိ။ ဘိက္ခုပေ။ စတုဗ္ဗိဓာ၊ သော။ (မုသာဝါဒဝိရတိ စသော အားဖြင့် ၄-ပါး အပြားရှိသော။) ဝစီသဉ္ဇေတနာ၊ သည်။ ပ။ ဘိက္ခုဝေ။ တိဝိဓာ၊ သော။ (အနုဘိဇ္ဈာ စသော အားဖြင့် ၃-ပါးအပြားရှိသော။) မနောသဉ္ဇေတနာ၊ သည်။ ပ။ သုခဝိပါကံ ဟောတိ။ -[ကထာဝတ္ထု၊ အဋ္ဌမဝဂ်၊ ရူပံကမ္မန္တိကထာ။]

အာနန္ဒ၊ အာနန္ဒာ။ သမိဒ္ဓိ၊ သမိဒ္ဓိ မည်သော။ အယံ မောဃပုရိသော၊ ဤအချိုးနှိုးယောကျ်ားသည်။ ပေါဋ္ဌလိပုတ္တဿ၊ ပေါဋ္ဌလိပုတ္တမည်သော။ ပရိ-

ဖြစ်ကြောင်း ထင်ရှား၏။ ထို့ကြောင့် “ကာယေ ဝါ ဟိ” စသော ပါဠိတော်ကို စေတနာ၏ ကံအဖြစ်ကိုပြသော သာဓက-ဟု သိရသည်။

၁။ ဒုက္ခုဒြယ်ံ ဒုက္ခုန္ဒယံ။ ။ “ဒုက္ခ+ဥဒယ” မှ ဒကို ခြိပြု၍ “ဒုက္ခုဒြယ်ံ” ကို ပါဠိမှန် ဟု ရှေးနိဿယ၌ ဆုံးဖြတ်၏။ “ဒုက္ခိန္ဒယံ၊ ဒုက္ခုန္ဒယံ” ဟူသော ပါဠိများကို ပါဠိပျက်ဟု ဆို၏။ သို့သော် ဥပုဗ္ဗ၊ အယ (ဣ) ဓာတ်သည် “တိုးပွားသောဥစ္စာ-တိုးပွားခြင်း” ဟူသော အနက်ကိုသာ ဟော၏။ “တိုးပွားစေ” ဟူသော သကာရိတ-အနက်ကို မဟောနိုင်။ “ဥန္ဒယံ” ကား “ဥဒိ-ပသဝနေ (တိုးပွားခြင်း)” ဟူသော ဓာတ်နောင် ကာရိတ်ဏယပစ္စည်း၊ နိဂ္ဂဟိတ်လာ၍ ပြီး၏။ “ဒုက္ခ+ဥန္ဒယံ-ဒုက္ခကို+တိုးပွားစေနိုင်သော” ဟု လည်း အနက်ထွက်နိုင်၏။ ထို့ကြောင့် “ဒုက္ခုန္ဒယံ” သာ ပါဠိမှန် ဟု ထင်၏။ [“ဒုက္ခုန္ဒယံ” မူကွဲလည်း ဒုက္ခုန္ဒယံမှ ပျက်လာဟန်တူ၏။ “သုခုဒြယ်ာနိတိ သုခဖလာနိ” ဟူသော အခြားနေရာ၌လည်း “သုခုန္ဒယာနိ” ဟုပင် ရှိသင့်မည်ထင်သည်။]

ဗျာဓကဿ၊ ပရိဗ္ဗိဇ်အား။ (ဗျာဓကရေယျ-၌ စပ်။) ဝါ၊ သည်။ (ပုဋ္ဌော၌-စပ်။) ဝေဝံ၊ သို့။ (ပါဠိတော်၌ ပြခဲ့သည့်အတိုင်း။) ပုဋ္ဌော၊ မေးအပ်သည်။ (သမာ- နော။ 'ဝေဝံ၊ သို့။ သစေ ဗျာဓကရေယျ၊ အကယ်၍ ဖြေဆိုနိုင်အံ့။ (ကံ၊ အဘယ် သို့ ဖြေဆိုရာသနည်း။) အာဝုသော ပေါဋ္ဌလိပုတ္တ၊ ငါ့ရှင် ပေါဋ္ဌလိပုတ္တ။ သဗ္ဗေ- တနိယံ၊ သဗ္ဗေတနာ သဘောရှိသော။ ကမ္မံ၊ ကံကို။ ကာယေန၊ ကာယဒွါရဖြင့် လည်းကောင်း။ ဝါစာယ၊ ဖြင့်လည်းကောင်း။ မနသာ၊ မနောဒွါရဖြင့်လည်း ကောင်း။ သုခဝေဒနိယံ၊ သုခဝေဒနာရှိသော၊ ကမ္မံ၊ ကံကို။ ကတ္တာ၊ ပြုပြီး၍။ သော၊ ထို ပုဂ္ဂိုလ်သည်။ သုခံ၊ သုခဝေဒနာကို။ ဝေဒယတိ၊ ခံစားရ၏။ ပ။ အဒုက္ခမသုခဝေဒနိယံ၊ အဒုက္ခမသုခဝေဒနာရှိသော။ ကမ္မံ၊ ကံကို။ ကတ္တာ၊ သော၊ ထို ပုဂ္ဂိုလ်သည်။ အဒုက္ခမသုခံ၊ အဒုက္ခမသုခဝေဒနာကို။ ဝေဒယတိ၊ ၎င်း။ ဣတိ ဝေဝံ၊ သို့။ အာနန္ဒ၊ အာနန္ဒာ။ ဗျာဓကရမာနော၊ ဖြေဆိုလတ်သော်။ ဝါ၊ သော။ သမိဒ္ဓိ၊ မည်သော။ မောဿပုရိသော၊ သည်။ ပေါဋ္ဌလိပုတ္တဿ၊ မည် သော။ ပရိဗ္ဗာဓကဿ၊ အား။ သမ္မာ၊ ကောင်းစွာ။ ဗျာဓကရမာနော၊ ဖြေဆို သည်။ (ဟုတ္တာ။) ဗျာဓကရေယျ၊ ဖြေဆိုသူမည်ရာ၏။ ဣတိ ဣမာနိ၊ ဤသည် တို့ကား။ တာဝ၊ စေတနာသမ္ပယုတ္တဓမ္မတို့၏ ကံအဖြစ်မှ ရှေးဦးစွာ။ စေတနာ- ယ၊ ၎င်း။ ကမ္မဘာဝေ၊ ကံမည်သည်၏ အဖြစ်၌။ သုတ္တာနိ၊ သက်သေခံဖြစ်သော ပါဠိတော်တို့တည်း။

၁။ ဝေဝံ ပုဋ္ဌော။ ။ [စာအုပ်များ၌ “ပေါဋ္ဌလိပုတ္တဿ” ဟု ရှိ၏။ ဥပရိပဏ်၊ မဟာ ဝိဘင်္ဂ သုတ်ရင်း၌ “ပေါဋ္ဌလိပုတ္တဿ” ဟု ရှိ၏။] ပေါဋ္ဌလိပုတ္တ ပရိဗ္ဗိဇ်သည် အရှင် သမိဒ္ဓိအား ‘သဗ္ဗေတနိကံ အာဝုသော သမိဒ္ဓိ ကမ္မံ ကတ္တာ ကာယေန ဝါစာယ မနသာ ကံ သော ဝေဒယတိတိ’ ဟု မေးသည်။ ထိုသို့မေးသောအခါ အရှင်သမိဒ္ဓိသည် “သဗ္ဗေတနိကံ အာဝုသော ပေါဋ္ဌလိပုတ္တ ကမ္မံ ကတ္တာ ကာယေန ဝါစာယ မနသာ ဒုက္ခံ သော ဝေဒယတိတိ-ငါ့ရှင် ပေါဋ္ဌလိပုတ္တ... သဗ္ဗေတနာသဘောရှိသော ကံ ကို ကာယဒွါရဖြင့်လည်းကောင်း ဝစီဒွါရဖြင့်လည်းကောင်း မနောဒွါရဖြင့် လည်းကောင်း ပြုပြီး၍ ထိုသူသည် ဒုက္ခကို ခံစားရ၏” ဟု ဖြေ၏။ ထို အဖြေ၌ သုခဝေဒနာကို ခံစားရ ပုံ၊ အဒုက္ခမသုခဝေဒနာကို ခံစားရပုံများ မပါပဲ ဖြေသောကြောင့် “မောဿပုရိသ” ဟု ဘုရားရှင်၏ အကဲ့ရဲ့ ကံ ခံတော်မူရသည်။

၂။ ဝေဝံ ဗျာဓကရေယျ။ ။ သဗ္ဗေတနိယံ အာဝုသော ပေါဋ္ဌလိပုတ္တ ကမ္မံ ကတ္တာ ကာယေန ဝါစာယ မနသာ သုခဝေဒနိယံ သုခံ သော ဝေဒယတိ-သဗ္ဗေတနိယံ သုခ ဝေဒနိယကံကို ပြုလျှင် ထိုသူသည် သုခဝေဒနာကို ခံစားရ၏။ ပ။ ဒုက္ခဝေဒနိယကံကို ပြုလျှင် ထိုသူသည် ဒုက္ခဝေဒနာကို ခံစားရ၏။ အဒုက္ခမသုခဝေဒနိယ-ကံကို ပြုလျှင် ထိုသူသည် အဒုက္ခမသုခဝေဒနာကို ခံစားရ၏။ ဤသို့ ခွဲခြား၍ဖြေမှ မှန်မှန်ကန်ကန် ဖြေရာရောက်သည်။ [သဗ္ဗေတနိယံကို “သဗ္ဗေတနာသဘာဝဝန္တံ” ဟု ဋီကာဖွင့်၏။ ထိုသို့ ဖွင့်သဖြင့် အဿတ္ထိအနက်၌ ဣကပစ္စည်းသက်၍ ကကို ယပြုသောပုဒ်ဟု သိစေသည်။]

ပန၊ ကား။ စေတနာသမ္ပယုတ္တဓမ္မာနံ၊ စေတနာနှင့်ယှဉ်သော တရားတို့၏။ ကမ္မဘာဝေါ၊ ကံမည်ကုန်သည်၏ အဖြစ်ကို။ ကမ္မစတုက္ကေန၊ ကမ္မစတုက္ကဖြင့်။ ဒီပိတော၊ ရှေးဆရာတို့ ပြုအပ်ပြီ။ ဟံ၊ ချဲ့။ စတ္တာရိမာနိ ဘိက္ခဝေ။ပ။ကမ္မက္ခယာယ သံဝတ္တတိတိ၊ ဟူသော။ ဧတံ(သုတ္တံ)၊ ဤ ပါဠိကို။ (ဘဂပတော။) ဝုတ္တံ၊ ပြီ။ ဘိက္ခဝေ၊ တို့။ ယာနိ ကမ္မာနိ၊ တို့ကို။ မယာ၊ သည်။ သယံ၊ ကိုယ်တော်တိုင်။ အဘိညာ၊ ထူးသော ဉာဏ်ဖြင့် သိ၍။ သစ္စိကတော၊ မျက်မှောက်ပြု၍။ ပဝေဒိတာနိ၊ အပြားအားဖြင့် သိစေတော်မူအပ်ကုန်ပြီ။ (ဟာနိ ကမ္မာနိ။) ဣမာနိ စတ္တာရိ၊ ဤ ဆိုအပ်လတ္တံ့သော ၄-ပါးတို့တည်း။ ကတမာနိ စတ္တာရိ၊ အဘယ် ၄-ပါးတို့နည်း။ ဘိက္ခဝေ။ ကဏှံ၊ မည်းညစ်သော။ ကဏှဝိပါကံ၊ မည်းညစ်သော အကျိုးရှိသော။ ကမ္မံ၊ ကံသည်။ အတ္ထိ၊ ဘိက္ခဝေ။ သုက္ကံ၊ ဖြူစင်သော။ သုက္ကဝိပါကံ၊ ဖြူစင်သော အကျိုးရှိသော။ ကမ္မံ အတ္ထိ၊ ဘိက္ခဝေ။ ကဏှသုက္ကံ၊ မည်းညစ် ဖြူစင်ရောသော။ ကဏှသုက္ကဝိပါကံ၊ မည်းညစ် ဖြူစင်ရောသော အကျိုးရှိသော။ ကမ္မံ အတ္ထိ၊ ဘိက္ခဝေ။ အကဏှအသုက္ကံ၊ မည်းညစ်သည်လည်းမဟုတ် ဖြူစင်သည်လည်း မဟုတ်သော။ အကဏှအသုက္ကဝိပါကံ၊ မည်းညစ်သည်လည်းမဟုတ် ဖြူစင်သည်လည်းမဟုတ် အကျိုးရှိသော။ ကမ္မံ၊ ကံသည်။ (သမာနံ၊ ဖြစ်ပါလျက်။) ကမ္မက္ခယာယ၊ ကံ၏ ကုန်ခြင်းငှာ။ သံဝတ္တတိ၊ ဖြစ်သော။ ကမ္မံ အတ္ထိ၊ ဘိက္ခဝေ အကဏှအသုက္ကံ အကဏှအသုက္ကဝိပါကံ။ ကမ္မံ၊ သည်။ (သမာနံ။) ကမ္မက္ခယာယ၊ ငှာ။ သံဝတ္တတိ၊ သော။ ကမ္မံ၊ သည်။ ကတမံ စ၊ အဘယ်နည်း။ သတိသမ္မောဇ္ဈင်္ဂေါ၊ လည်းကောင်း။ပ။ ဥပေက္ခာသမ္မောဇ္ဈင်္ဂေါ၊ လည်းကောင်း။ (ဣတိ၊ သို့။) သတ္တံ၊ ကုန်သော။ ယဒိဒံ(ယေ ဣမေ)ဗောဇ္ဈင်္ဂေါ၊ အကြင် ဗောဇ္ဈင်တို့သည်။ (သန္တိ) ဘိက္ခဝေ။ ဣဒံ၊ ဤဗောဇ္ဈင် ၇-ပါးကို။ အကဏှအသုက္ကံ အကဏှအသုက္ကဝိပါကံ ကမ္မံ(သမာနံ) ကမ္မက္ခယာယ။ သံဝတ္တတိ၊ သော။ ကမ္မံ၊ ဟူ၍။ ဝုတ္တံ၊ ဆိုအပ်၏။

[ဗောဇ္ဈင်္ဂသုတ်မှတစ်ပါး မဂ္ဂင်္ဂသုတ်ဝယ် လိုရင်းပါဠိကို ပြလို၍ “ကတမဇ္ဇ” စသည်မိန့်။]

၁။ ကမ္မံ ကမ္မက္ခယာယ သံဝတ္တတိ။ ။အချို့ စာအုပ်၌ “ကမ္မံ” မပါ။ “ကမ္မက္ခယာယ သံဝတ္တတိ” ဟုသာ ရှိ၏။ နိဿယ၌ “ကမ္မံ” ပါသော စာအုပ်အတိုင်း ပေးထားသည်။ သံဝတ္တတိကိုလည်း “မာခလိ၊ အညာသိ” တို့ကဲ့သို့ နာမ်ဝိဘတ် သက်ထားသော အာချာတ်နာမ် ဟု ကြံသည်။ နိဿယမှ တနည်း အနက်ပေးပုံကား-ဘိက္ခဝေ၊ တို့။ ယံ ကမ္မံ၊ သည်။ ကမ္မက္ခယာယ၊ ငှာ။ သံဝတ္တတိ။ အကဏှအသုက္ကံ အကဏှအသုက္ကဝိပါကံ။ တံ ကမ္မံ၊ သည်။ အတ္ထိ။ ဤသို့သော်လည်း ပေးနိုင်၏။ ဆိုလိုရင်းကား-လောကုတ္တရာမဂ်

ဘိက္ခဝေ အကဏှအသုက္ကံ။ပ။သံဝတ္တတိ၊ သော။ ကမ္မံ၊ သည်။ ကကမဉ္စ၊
 နည်း။ အရိယော၊ မြတ်သော။ အဋ္ဌင်္ဂိကော၊ ရှစ်ပါးသော အင်္ဂါရှိသော။
 အယမေဝ မဂ္ဂေါ၊ ဤ မဂ်ပင်တည်း။ သေယျထိဒံ၊ အရိယ အဋ္ဌင်္ဂကမဂ်ဟူ
 သည် အဘယ်နည်း။ သမ္မာဒိဋ္ဌိ၊ လည်းကောင်း။ပ။သမ္မာသမာဓိ၊ လည်း
 ကောင်းတည်း။ ဘိက္ခဝေ။ ဣဒံ၊ ဤမဂ္ဂင်္ဂရှစ်ပါးကို။ အကဏှအသုက္ကံ။ပ။
 သံဝတ္တတိ၊ သော။ ကမ္မံ၊ ဟူ၍။ ဝုစ္စတိ။ ဝေံ၊ ဤသို့လျှင်။ ဗောဇ္ဈင်္ဂမဂ္ဂင်္ဂ-
 ပဘောဒတော၊ ဗောဇ္ဈင်္ဂ မဂ္ဂင်္ဂတို့၏ အပြားအားဖြင့်။ ပန္နရသ၊ ကုန်သော။
 ဣမေ ဓမ္မာ၊ ဤ တရားတို့ကို။ ကမ္မစတုက္ကေန၊ ဖြင့်။ ဒီပိတာ၊ ရှေးဆရာတို့
 ပြုအပ်ကုန်ပြီ။ ပန၊ ဆက်။ အဘိဇ္ဈာ၊ လည်းကောင်း။ပ။မိစ္ဆာဒိဋ္ဌိ၊ လည်း
 ကောင်း။(အကုသိုလ် မနောကံ ၃-ပါးတည်း။) အနဘိဇ္ဈာ၊ လည်းကောင်း။ပ။
 သမ္မာဒိဋ္ဌိ၊ လည်းကောင်း။(ကုသိုလ် မနောကံ ၃-ပါးတည်း။) ဣတိ၊ သို့။
 ဆဟိ၊ ကုန်သော။ ဣမေဟိ၊ ဤတရားတို့နှင့်။ သဒ္ဓိံ။ ကေဝိသတိ၊ သော။
 စေတနာသမ္ပယုတ္တကာ၊ စေတနာနှင့် ယှဉ်ကုန်သော။ ဓမ္မာ၊ တို့ကို။ ဝေဒိတဗ္ဗာ၊
 သိထိုက်ကုန်၏။

တတ္ထ၊ ထို ဗောဇ္ဈင်္ဂ မဂ္ဂင်္ဂတို့တွင်။ [“တတ္ထ တေသု စေတနာ သမ္ပယုတ္တက
 ဓမ္မေသု” ဟု ယောဇနာစွဲသည်။ စေတနာနှင့်ယှဉ်သော ဗောဇ္ဈင်္ဂ မဂ္ဂင်္ဂတို့တွင်
 -ဟူလို။] လောကုတ္တရာမဂ္ဂေါ၊ လောကုတ္တရာမဂ်သည်။ ဘဇာပိယမာနော၊ ကပ်
 ဝင်စေအပ်သော်။ ကာယကမ္မာဒိနိ၊ ကာယကံ-အစရှိကုန်သော။ တီဏိ-
 ကုန်သော။ ကမ္မာနိ၊ ကံတို့သို့။ ဘဇတိ၊ ကပ်ဝင်၏။ [လောကီကမ္မကထာ၌
 လောကုတ္တရာမဂ်သည် တိုက်ရိုက်အားဖြင့် မပါဝင်နိုင်သော်လည်း သွင်းယူလျှင်
 ၃-ပါးသောကံတို့သို့ ကပ်ဝင်သည်-ဟူလို။] ဟိ၊ ချဲ့။ ကာယေန၊ ကာယဒွါရ
 ဖြင့်။ ယံ ဒုဿီလျံ၊ အကြင် သီလမရှိသူ၏ အဖြစ်ကို။ အဇ္ဈာစရတိ၊ လွှမ်းမိုး၍
 ကျင့်၏။ ဝါ၊ လွန်ကျူး၏။ တမ္ပာ၊ ထို ဒုဿီလျမှ။ သံဝရော၊ စောင့်စည်းခြင်း
 ကို။ ဝါ၊ စောင့်စည်းကြောင်းဖြစ်သော သမ္မာကမ္မန္တဝိရတိကို။ ကာယိကော၊
 ကာယဒွါရ၌ဖြစ်၏ ဟူ၍။ ဝေဒိတဗ္ဗာ၊ ၏။ ဝါစာယ၊ ဝစီဒွါရဖြင့်။ ယံ
 ဒုဿီလျံ၊ ကို။ အဇ္ဈာစရတိ။ တမ္ပာ၊ ထို ဒုဿီလျမှ။ သံဝရော၊ ကို။ ဝါ။

ဟူသော ကံသည် ကံဖြစ်သော်လည်း လောကီကံတို့ကို ကုန်အောင်ပြုတတ်သောကြောင့်
 ကဏှ-သုက္က မဟုတ်။ အကဏှ အသုက္က အကျိုးကိုပေးသော ကံတမျိုးဖြစ်သည်-ဟူလို။
 မှတ်ချက်။ ။စတုက္ကအင်္ဂတ္တိရ-ကမ္မဝဂ် ဗောဇ္ဈင်္ဂသုတ်-ပါဠိတော်၌ “ကတမဉ္စ
 ဘိက္ခဝေ ကမ္မံ ကဏှံ ကဏှဝိပါကံ” စသည်ဖြင့် အစဉ်အတိုင်း ပုစ္ဆာထုတ်၍ အဖြေရှိ
 ၏။ ဤကား ပေယျာလမြုပ်၍ စတုက္ကကံအတွက်သာ ပုစ္ဆာထုတ်သည်။

စောင့်စည်းကြောင်းဖြစ်သော သမ္မာဝါစာ မဂ္ဂင်ကို။ ဝါစာသိကော၊ ဝစီဒ္ဓါရ
 ဌ် ဖြစ်၏ဟူ၍။ ဝေဒိတဗ္ဗော။ ဣတိ၊ ဤသို့လျှင်။ သမ္မာကမ္မန္တော၊ သမ္မာ
 ကမ္မန္တ မဂ္ဂင်သည်။ ကာယကမ္မံ၊ ကာယကံတည်း။ သမ္မာဝါစာ၊ သမ္မာဝါစာ
 မဂ္ဂင်သည်။ ဝစီကမ္မံ၊ ဝစီကံတည်း။ တေသ္မိံ ဒုယေ၊ ဤ သမ္မာကမ္မန္တ သမ္မာ
 ဝါစာ မဂ္ဂင် ၂-ပါး အပေါင်းကို။ ဂဟိတေ၊ ယူအပ်ပြီးသော်။ သမ္မာအာ-
 ဇီဝေါ၊ သည်။ တပုက္ခိကတ္တာ၊ ထို အဖို့၌ ပါဝင်သည်၏ အဖြစ်ကြောင့်။
 ဂဟိတောဝ၊ ယူအပ်ပြီးတော့သည်သာ။ ဟောတိ။ [အာဇီဝဟေတုကိုင်သော
 ဒုဿီလျမှ ရှောင်ကြဉ်လျှင် သမ္မာအာဇီဝမဂ္ဂင်ဖြစ်သည်-ဟူလို။]

ပန၊ ဆက်။ မနေန၊ မနောဒ္ဓါရဖြင့်။ ယံ ဒုဿီလျံ အဇ္ဈာစရတိ၊ တမ္ပာ။
 သံဝရော၊ ကို။ ဝါ၊ စောင့်စည်းကြောင်းဖြစ်သော မဂ္ဂင်ကို။ မာနသိကော၊
 မနောဒ္ဓါရဌ် ဖြစ်၏ဟူ၍။ ဝေဒိတဗ္ဗော။ သော၊ ထို မာနသိကသံဝရသည်။
 ဒိဋ္ဌိ။ ပ။ သမာဓိဝသေန၊ သမ္မာဒိဋ္ဌိ၊ သမ္မာသင်္ကပ္ပ၊ သမ္မာဝါယာမ၊ သမ္မာသတိ၊
 သမ္မာသမာဓိတို့၏ အပြားအားဖြင့်။ ပဉ္စဝိဓော၊ ၅-ပါး အပြားရှိသည်။
 ဟောတိ။ [ဝိရတိ ၃-ပါးမှတစ်ပါး ကျန် ၅-ပါးကို ဆိုသည်။] ပဉ္စဝိဓောပိ၊
 လည်းဖြစ်သော။ အယံ၊ ဤ သံဝရသည်။ မနောကမ္မံ နာမ၊ မည်၏။ ဝေံ၊
 လျှင်။ လောကုတ္တရမဂ္ဂေါ၊ သည်။ ဘဇာပိယမာနေော၊ သော်။ [ပိပါသည်ကား
 အပို။] တိဏိကမ္မာနိ၊ တို့သို့။ ဘဇတိ၊ ကပ်ဝင်၏။ [ဝေံ-စသည်ကား နိဂုံးတည်း။]

ဣမသ္မိံ ဌာနေ၊ ၃-ပါးသော ကံတို့ကိုပြုရာ ဤဌာန၌။ ဒ္ဓါရသံသန္ဓနံ
 နာမ၊ ဒ္ဓါရသံသန္ဓန မည်သည်။ ဟောတိ၊ ၏။ ဟိ၊ ချဲ့။ ကာယဝစီဒ္ဓါရေသု၊
 ကာယဒ္ဓါရ ဝစီဒ္ဓါရတို့၌။ စောပနံ၊ လှုပ်ရှားခြင်းသို့။ ပတော၊ ရောက်၍။ ကမ္မပထံ၊

၁။ ဣမသ္မိံ ဌာနေ။ ပ။ ဟောတိ။ ။ ကမ္မပထမြောက်သော ကံတို့၏ ထိုထိုဒ္ဓါရဌ်
 ပါဝင်ပုံကို ဆရာပြု၍ သိရပါပြီ။ ကမ္မပထ-မမြောက်သော ကံတို့ကို အဘယ်ဒ္ဓါရဌ် သွင်း
 ရမည်နည်း” ဟု လည်းကောင်း၊ အခြားဒ္ဓါရဌ် အခြားကံဖြစ်လျှင် ကံနာမည်လည်းပျက်
 ဒ္ဓါရနာမည်လည်း ပျက်ပါသလော” ဟု လည်းကောင်း မေးဖွယ်ရှိသောကြောင့် “ဣမသ္မိံ
 ဌာနေ ဒ္ဓါရသံသန္ဓနံ နာမ ဟောတိ” ဟု မိန့်သည်။

၂။ ဒ္ဓါရသံသန္ဓနံ။ ။ “တံတံ ဒ္ဓါရေ+သံသန္ဓနံ အဝရောနေ” ဟု လည်းကောင်း၊
 “ကမ္မဒ္ဓါရဘောဒနဉ္စ” ဟုလည်းကောင်း ဋီကာ၌ သံသန္ဓနအတွက် ၂-နက်ဖွင့်၏။ ထိုတွင်
 ပထမအနက် အလို “ကမ္မပထ-မမြောက်သော ကံတို့ကို ထိုထို ဖြစ်ရာဒ္ဓါရဌ် ဒုစရိုက်
 နာမည် တစ်၍ သွင်းခြင်းသည် ဒ္ဓါရသံသန္ဓန မည်၏။ ဥပမာ-တောသို့ သွားဖို့ရန်
 လေးပြင်ဆင်မှု စသည်ကိုပြု၍ တော၌ တစုံတခုကိုမျှ မသတ်ရသော မုဒိုး၏ ကံသည်
 ကမ္မပထ-မမြောက်သေးသောကြောင့် ကာယကံ မမည်။ ကာယဒ္ဓါရဌ် ဖြစ်သောကြောင့်
 ကာယဒုစရိုက် အမည်ဖြင့် ကာယဒ္ဓါရဌ် ပါဝင်ရသည်-ဟူလို။ သူတစ်ပါးကို လေးပြင်

ကမ္မပထကို။ (အပါယ်လမ်းကြောင်း မကောင်းမှုသို့။) အပုတ္တမ္မိ၊ မရောက်သော ကံသည်လည်း။ အတ္တိ။ မနောဒွါရေ စ၊ ခွဲလည်း။ သမုဒါစာရံ၊ ဖြစ်ခြင်းသို့။ ပတုာ ကမ္မပထ အပုတ္တမ္မိ အတ္တိ။ တံ၊ ထို ကမ္မပထ-မမြောက်သော ကံကို။ ဂဟေတုာ၊ ရှိ။ တံတံ ဒွါရပက္ခိကမေဝ၊ ထိုထို ဒွါရ၏အဖို့၌ ပါဝင်သည်ကို သာ။ (ထိုထို ဒွါရ၏အဖို့၌ သွင်းခြင်းကိုသာ။) အကံသု၊ ပြုကြကုန်ပြီ။

တဩ၊ ထိုသို့ ပြုရာ၌။ အယံ၊ ဤဆိုအပ်လတ္တံ့ ကား။ နယော၊ သိကြောင်း နည်းတည်း။ ယော၊ အကြင် မုဆိုးသည်။ မိဂဝံ၊ သားကောင်တို့ကို ညှဉ်း ဆဲရာ တောသို့။ ဂမိဿာမိ၊ သွားအံ့။ ဣတိ၊ ဤသို့ ကြံ၍။ ဓနံ၊ လေးကို။ သဇ္ဇေတိ၊ ပြင်ဆင်၏။ [မိဂေ + ဝနန္တိ ဗာဓေန္တိ ဧတ္ထာတိ မိဂဝံ။ ဗာဓန-အနက် ဟော ဝနဓာတ်၊ ကံ-ပစ္စည်း” ဟု ယောဇနာကြံသည်။ ပါရာဇိကဏ်ဘာသာ ဋီကာ၊ ဗာဟိရနိဒါန်း၊ တတိယ နိသံဂါယနာတင်ခန်း၌လည်း ပြုထားခဲ့ပြီ။] ဇိယံ၊ လေးညှို့ကို။ ဝဇ္ဇေတိ၊ လုံးစေ၏။ ဝါ၊ ကျစ်၏။ သတ္တိံ၊ လှံကို။ နိသေတိ၊ ထက်အောင်ပြု၏။ ဝါ၊ သွေး၏။ ဘတ္တိံ၊ ထမင်းကို။ ဘူတိ၊ ၏။ ဝတ္တိံ၊ အပေါ်ခြံ အဝတ်ကို။ ပရိဒဟတိ၊ ဝတ်ရုံ၏။ ဝါ၊ ခြံ၏။ ဧတ္ထာဝတာ၊ ဤမျှ အတိုင်းအရှည် ရှိသော လေးပြင်ဆင်မှု အစရှိသည်ကို ပြုခြင်းဖြင့်။ ကာယဒွါရေ၊ ၌။ စောပန- ပုတ္တံ၊ လှုပ်ရှားခြင်းသို့ ရောက်သည်။ ဟောတိ၊ သော၊ ထို မုဆိုးသည်။ အရညေ၊ တော၌။ ဒိဝသံ၊ တနေ့ပတ်လုံး။ စရိတုာ၊ လှည့်လည် ပြီး၍။ အန္တမသော၊ အားဖြင့်။ သသမိလာရမတ္တမ္မိ၊ ယုန်တကောင် ကြောင်တထုပ်မျှကိုလည်း။ န လဘတိ၊ မရ။ ဣဒံ အကုသလံ၊ ဤ အကုသိုလ်သည်။ ကာယကမ္မံ နာမ၊ မည်

မှု စသည်ခိုင်း၍ တော၌ တစုံတခုကိုမျှ မရပြန်လျှင် ဝစီဒွါရ၌ဖြစ်သောကြောင့် ဝစီဒုစရိုက် သာ ဖြစ်၏။ -ဤသို့စသည်တည်း။ ဤအလို “ဒွါရသံသန္ဓနံ၊ ထိုထိုဒွါရ၌ + နိုးနှောခြင်း (ရောနှောခြင်း သွင်းခြင်း)” ဟု အနက်မှတ်ပါ။ အခန်း ရအောင်ကား “ကမ္မာနိ သံသန္ဓိယန္တိ ဧတ္ထာတိ သံသန္ဓနံ၊ ဒွါရေ + သံသန္ဓနံ ဒွါရသံသန္ဓနံ” ဟု ပြပါ။

ကမ္မဒွါရဘေဒန။ ။ ဒွါရတပါး၌ အခြားကံတပါးဖြစ်သော်လည်း ကံ၏နာမည် မပျက်ခြင်း၊ ဒွါရ၏နာမည် မပျက်ခြင်းကို “ကမ္မဒွါရဘေဒန” ဟု ဆိုသည်။ ဤသို့ မပျက်ခြင်းသည်လည်း ဒွါရသံသန္ဓန မည်၏။ ဥပမာ-ပါဏာတိပါတ-ကာယကံသည် ဝစီဒွါရ၌ ဖြစ်သော်လည်း (သတ်ဖို့ရန် ခိုင်းသော်လည်း) ကာယကံနာမည် မပျက်။ (ကာယကံ၏ ဖြစ်ကြောင်း ဖြစ်စေကာမူ) ဝစီဒွါရ နာမည်လည်း မပျက်။ ဤသို့ မပျက် ခြင်းသည် “ဒွါရသံသန္ဓန- (ဒွါရ၌ ကံတို့၏ ကာယကံဖြစ်လိုက် ဝစီကံဖြစ်လိုက် စသည် ဖြင့် ရောနှောခြင်း)” မည်၏။ [ကမ္မဇ္ဇ + ဒွါရဇ္ဇ + ကမ္မဒွါရနိ၊ တေသံ အဘေဒနံ အဝိနာ- သနံ။ -မရ။ ... အနန္တကား “ဒွါရ” ဟု မရှိပဲ “ကမ္မဒွါရဘေဒန-ကံနှင့် ဒွါရကို ခွဲခြား သတ်မှတ် နာမည်တပ်ခြင်း” ဟု ရှေးစာအုပ်၌ တွေ့ရ၏။]

သည်။ ဟောတိ၊ ဖြစ်သလော။ န ဟောတိ၊ မဖြစ်သလော။ ဣတိ၊ ဤကား အမေးတည်း။ န ဟောတိ၊ မဖြစ်။ ကသ္မာ၊ နည်း။ ကမ္မပထံ၊ သို့။ အပ္ပတ္တ- တာယ၊ မရောက်သည်၏ အဖြစ်ကြောင့်တည်း။ ပန၊ ထိုသို့ ကမ္မပထ-မမြောက် ပါသော်လည်း။ ဧဝံ၊ ကာယကံမဖက် သက်သက်။ ကာယဒုစရိတံ နာမ၊ ကာယဒုစရိတ် မည်သည်။ ဝါ၊ ကာယဒွါရ၌ ဖြစ်သော မကောင်းသော အကျင့်မည်သည်။ ဟောတိ၊ ၏။ ဣတိ ဝေဒိတဗ္ဗံ။ မစ္ဆဂ္ဂဟဏာဒိသု၊ ငါး ဖမ်းခြင်းအစရှိကုန်သော။ ပယောဂေသုပိ၊ ပယောဂတို့၌လည်း။ ဒေသေဝနယော၊ တည်း။ [ကမ္မပထ-ပုဒ်၏ အနက် အဓိပ္ပာယ်ကို အကုသလကမ္မပထ-ကထာ အခန်းကျမှ ပြပါမည်။]

ဝစီဒ္ဓါရေပိ၊ ၌လည်း။ မိဂဝံ၊ သို့။ ဂမိဿထ၊ သွားရကုန်လတ္တံ့။ ဝေဂေန၊ လျင်စွာ။ ဓနုအာဒိနိ၊ လေး အစရှိသည်တို့ကို။ သဇ္ဇေထ၊ ပြင်ဆင်ကြကုန်လော့။ ဣတိ၊ သို့။ ဝါ၊ ဤသို့ အစရှိသည်ဖြင့်။ အာဏာပေတွာ၊ စေခိုင်းပြီး၍။ ပုရိမ- နယေနေဝ၊ ဖြင့်သာလျှင်။ အရညေ၊ ၌။ ကိဉ္ဇိ၊ တစုံတခုကိုမျှ။ အလဘ- န္တဿ၊ မရသော မုဆိုး၏။ ဝစီဒ္ဓါရေ၊ ၌။ စောပနံ၊ သို့။ ကိဉ္ဇာပိ ပတ္တံ၊ အကယ်၍ကား ရောက်ပါပေ၏။ ပန၊ ထိုသို့ ရောက်ပါသော်လည်း။ ကမ္မပထံ၊ သို့။ အပ္ပတ္တတာယ၊ ကြောင့်။ ကာယကမ္မံ န ဟောတိ။ ဧဝံ၊ ဝစီကံ-မဖက် သက်သက်။ ဝစီဒုစရိတံ နာမ၊ မည်သည်။ ဟောတိ၊ ဣတိ ဝေဒိတဗ္ဗံ။

ပန၊ ကား။ မနောဒ္ဓါရေ၊ ၌။ ဝဓကစေတနာယ၊ သတ်တတ်သူ၏ စေတနာ သည်။ (သတ်ကြောင်း စေတနာသည်။) ဥပ္ပန္နမတ္တာယ ဝေ၊ ဖြစ်ကာမျှ သော် သာလျှင်။ ကမ္မပထဘေဒေါ၊ ကမ္မပထ အထူးအပြားသည်သာ။ ဟောတိ။

၁။ အာဏာပေတွာ။ပ။ အလဘန္တဿ။ ။စေခိုင်းသည့် အခါတုန်းက ဓနုသဇ္ဇနမှ စ၍ တောသို့သွားပြီး သတ်ဖို့အထိ စေခိုင်း၏။ စေခိုင်းသူ အာဏာပကပုဂ္ဂိုလ်ကိုယ်တိုင် တောသို့မလိုက်။ ထို့ကြောင့် “ဝစီဒ္ဓါရေ စောပနံ ပတ္တံ” ဟု လည်းကောင်း။ “ဧဝံ ဝစီဒုစရိတံ နာမ ဟောတိ” ဟု လည်းကောင်း ဆိုသည်။ “အလဘန္တဿ” ဟုရာ၌ လည်း ထို စေခိုင်းအပ်သူတို့က တောထဲ၌ မသတ်အပ်သောကြောင့် (သတ်မှု အထ- မမြောက်သောကြောင့်) စေခိုင်းသူမှာ မရခြင်းကို ရည်ရှယ်သည်ဟု မှတ်ပါ။ [အာဏာ- ပေတွာ။ပ။ အလဘန္တဿာတိ အာဏတ္တေဟိ အမာရိတဘာဝံ သန္ဓာယ ဝုတ္တံ။- ဗုဒ္ဓိကော။]

မှတ်ချက်။ ။ဤဗုဒ္ဓိကောကိုထောက်၍ အာဏာပကကိုယ်တိုင် တောသို့မလိုက်ကြောင်း သိသာ၏။ ထို့ကြောင့် “ဝစီဒ္ဓါရေပိ မိဂဝံ ဂမိဿာမာတိ” ဟု ပါဠိမရှိသင့်။ “မိဂ္ဂဝံ ဂမိဿထ” ဟုသာ ရှိသင့်သည်။ အကယ်၍ စေခိုင်းသူပါ လိုက်သွားလျှင် ဝစီဒုစရိတ် သာမက ကာယဒုစရိတ်လည်းဖြစ်ရလိမ့်မည်။

ဖြစ်တော့၏။ သော စ၊ ထို ကမ္မပထ သည်လည်း။ ဗျာပါဒဝသေန^၁၊ ဗျာပါဒ ဟူသော မနောကံ၏အစွမ်းဖြင့်။ (ဟောတိ။) ပါဏာတိပါတဝသေန၊ ပါဏာတိပါတ၏ အစွမ်းဖြင့်။ န (ဟောတိ)၊ ဖြစ်သည် မဟုတ်။ ဟိ၊ မှန်။ အကုသလံ အကုသိုလ်ဖြစ်သော။ ကာယကမ္မံ သည်။ ကာယဝစီဒွါရေသု၊ တို့၌။ သမုဋ္ဌာတိ၊ ဖြစ်၏။ မနောဒွါရေ၊ ၌။ န (ဟောတိ)။ အကုသလံ၊ သော။ ဝစီကမ္မံ သည်။ တထာ၊ ထို့ အတူတည်း။ [ကာယဒွါရ ဝစီဒွါရတို့၌ ဖြစ်၏။ မနောဒွါရ၌ မဖြစ်-ဟူလို။] အကုသလံ၊ သော။ မနောကမ္မံ ပန၊ သည်ကား။ တိသုပိ၊ ၃-ပါးလည်း ဖြစ်ကုန်သော။ ဒွါရေသု၊ တို့၌။ သမုဋ္ဌာတိ၊ ၏။ ကုသလာနိ၊ ကုသိုလ်ဖြစ်ကုန်သော။ ကာယဝစီ မနောကမ္မာနိ၊ တို့သည်။ တထာ၊ ထို့ အတူတည်း။

ကထံ၊ အဘယ်ညို့ ဖြစ်သနည်း။ ဟိ၊ ချဲ့။ သဟတ္တာ၊ မိမိလက်ဖြင့်။ ပါဏံ၊ သတ္တဝါကို။ ဟနန္တဿ၊ သတ်သူ၏လည်းကောင်း။ အဒိန္နံ၊ ဥစ္စာရှင်တို့ မပေးအပ်သော ဥစ္စာကို။ အာဒိယန္တဿ၊ ယူသူ၏လည်းကောင်း။ မိစ္ဆာစာရံ၊ ကဲ့ရဲ့ထိုက်သော အကျင့်ကို။ (ကာမေသု မိစ္ဆာစာရကို။) စရန္တဿ၊ ကျင့်သူ၏လည်းကောင်း။ ကမ္မံ၊ သည်။ ကာယကမ္မမေဝ၊ ကာယ-ကံ သည်သာ။ ဟောတိ။ ဒွါရမ္ပိ၊ ဒွါရသည်လည်း (ကာယဒွါရမေဝ၊ ကာယ-ဒွါရ သည်သာ။ ဟောတိ။ ဝေ၊ ဤသို့လျှင်။ ဟာဝ၊ ဝစီဒွါရ၌ ဖြစ်ပုံမှ ရှေးဦးစွာ။ အကုသလံ၊ သော။ ကာယကမ္မံ၊ သည်။ ကာယဒွါရေ၊ ၌။ သမုဋ္ဌာတိ၊ ၏။ ပန၊ ဆက်။ တေဟိ စိတ္တေဟိ၊ ထို အကုသိုလ်စိတ်တို့နှင့်။ သဟဇာတာ၊ တကွဖြစ်ကုန်သော။ အဘိဇ္ဈာ-ဗျာပါဒ မိစ္ဆာဒိဋ္ဌိယော၊ အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိတို့သည်။ စေတနာပက္ခိကာ ဝါ၊ ပါဏာတိပါတ-စသော စေတနာ၏ အဖို့၌ ပါဝင်ကုန်သည်လည်းကောင်း။ ဝါ၊ ပါဏာတိပါတ-စသော စေတနာ၏ အသင်းဝင်တို့သည်လည်းကောင်း။ အပ္ပေဟာဒိရိကာ ဝါ၊ မနောကံ ဟု ခေါ်အပ်သည်၏ အဖြစ်သို့ မရောက်ကုန်သည် လည်းကောင်း။ ဘဝန္တိ၊ ဖြစ်ကုန်၏။

၁။ ဗျာပါဒဝသေန။ ။ “ဣမေ သတ္တာ ဟညန္တ-ဤသတ္တဝါတို့ကို သတ်အပ်ပါစေကုန် (သေပါစေကုန်)” ဟု စိတ်၌ဖြစ်သော ဗျာပါဒကို ရည်ရွယ်၍ “သော စ ခေါ် ဗျာပါဒဝသေန” ဟု ဆိုသည်။
 ၂။ စေတနာပက္ခိကာ ဝါ။ ။ “သဟတ္တာ ဟိပါဏံ ဟနန္တဿ” စသော စကားအရ ပါဏာတိပါတ-စသော စေတနာတို့က ကမ္မပထ-မြောက်၍ “ကာယကံ” ဟူသော အမည်ကို ရပြီးဖြစ်သောကြောင့် အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိ-တို့သည် ပါဏာတိပါတ-စေတနာ စသည်တို့နှင့် အတူတကွဖြစ်ကြရာ၌ ထို စေတနာ၏ အသင်းဝင် (အပေါင်းအဖော်) များသာ ဖြစ်ကြရတော့၏။

[ကာယ-ဒွါရ၌ ကာယ-ကံဖြစ်ပုံကို ပြပြီး၍ ဝစီဒွါရ၌ ကာယ-ကံဖြစ်ပုံကို ပြလိုသောကြောင့် “ဂစ္ဆ” စသည် မိန့်။] ဂစ္ဆ၊ သွားချေ။ ဣတ္တံ နာမံ၊ ဤအမည် ရှိသကဲ့။ (ဦးတိဿ မည်သူ စသည်ကို။) ဇီဝိတံ၊ ဇီဝိတံမြွေမှ။ ဝေါဏေပေဟိ၊ ခွင်းချေလော့။ ဣတ္တန္နာမံ၊ သော။ ဘဏ္ဍံ၊ ဘဏ္ဍာကို။ အဝဟရ၊ ခိုးဆောင် ချေလော့။ ဣတိ၊ သို့။ အာဏာပေန္တဿ၊ စေခိုင်းသူ၏။ ကမ္ပံ၊ သည်။ ကာယ ကမ္ပံ၊ ကာယ-ကံသည်။ ဟောတိ၊ ဒွါရံ ပန၊ ဒွါရသည်ကား။ ဝစီဒွါရံ၊ သည်။ ဟောတိ၊ ဝေ၊ လျှင်။ အကု-သလံ၊ သော။ ကာယကမ္ပံ၊ သည်။ ဝစီဒွါရေ၊ သမုဋ္ဌာတိ၊ ၎င်း။ ပန၊ ဆက်။ တေဟိ စိတ္တေဟိ၊ ထို အကုသိုလ်စိတ်တို့နှင့်။ သဟဇာတာ၊ ကုန်သော အဘိဇ္ဈာပျာပါဒမိစ္ဆာဒိဋ္ဌိ- ယော၊ တို့သည်။ စေတနာပက္ခိကာ ဝါ၊ စေတနာ၏အဖို့၌ ပါဝင်ကုန်သည် လည်းကောင်း။ အဗ္ဗောဟာရိကာ ဝါ၊ မနောကံ-ဟု ခေါ်ဝေါ်အပ်သည်၏ အဖြစ်သို့ မရောက်ကုန်သည်လည်းကောင်း။ ဘဝန္တိ။ တွေကာ၊ ဤမျှ အတိုင်း အရှည်ရှိသော စကားသည်။ အာစရိယာနံ၊ ရှေးဆရာတို့၏။ သမာနတ္ထကထာ နာမ၊ တူမျှသောအနက်ကို ဖွင့်ဆိုကြောင်း စကားမည်၏။ [အဘိဓမ္မာ ခုနစ် ကျမ်းကို ပိုင်းခြားရာ ပကရဏပရိစ္ဆေဒ-အခန်း၌ “သမာနကထာ”ဟု ရှိ၏။ ဝိတဏ္ဍ ဝါဒီပုဒ်၏ အနက်ကိုလည်း ပကရဏပရိစ္ဆေဒ-အခန်း၌ ပြခဲ့ပြီ။]

၁။ အဗ္ဗောဟာရိကာ ဝါ။ ။ မနောကမ္ပဝေါဟာရဝိရဟာ (ဋီကာ) ။ မနောကံဟု သော ဝေါဟာရ (နာမည်) ကို မရကြတော့-ဟုလို။ မနုဋီကာ၌ကား “အစေတနာ သဘာဝတောဝါပါဏာတိပါတာဒိသေန အဗ္ဗောဟာရိကာ-အဘိဇ္ဈာ စသည်တို့က စေတနာကံ-သဘော မဟုတ်သောကြောင့် ပါဏာတိပါတ-စသောအမည်ကို မရထိုက် ကုန်”ဟုလည်း တနည်းဖွင့်သေး၏။ ထိုအလို “အဗ္ဗောဟာရိကာ၊ ပါဏာတိပါတ- စသောအမည်ကို မထိုက်ကုန်”ဟု ပေး။ ဥပမာ- “ပကတိမြေကြီး၌ အာပေါ-စသော ဓာတ်ပါသော်လည်း ပထဝီဟူသော အမည်သာရ၍ ပထဝီဓာတ်လွန်ကဲသော ပထဝီ၏ အဖို့တွင် ပါဝင်ခြင်း၊ အာပေါ၊ တေဇော၊ ဝါယောဟူသော ဝေါဟာရ (နာမည်) ကို မရပဲ ပထဝီဟူသော နာမည်သာ ရခြင်းကဲ့သို့တည်း။

ဝစနတ္ထ။ ။ ဝေါဟရိယတေ၊ ခေါ်ဝေါ်အင်၏။ ဣတိ ဝေါဟာရော၊ ဝေါဟာရံ၊ ခေါ်ဝေါ်အပ်သည်၏အဖြစ်သို့ + (ဘာဝပုဓာနကြံ။) ဂစ္ဆန္တိ၊ ကုန်၏။ ဣတိ ဝေါဟာ- ရိကာ။ န + ဝေါဟာရိကာ အဗ္ဗောဟာရိကာ။ နောက် အသံဝရအခန်း၌ “တံ ဗိတ္တံ အဗ္ဗောဟာရိကံ”ဟု ဆိုပြီးလျှင် “စောပနဿ ဥပ္ပန္နတ္တာ မနောဒွါရန္တိ သင်္ချံ န ဂစ္ဆတိ” ဟု အဗ္ဗောဟာရိကံကို ထပ်ဖွင့်သည်။ “ခေါ်ဝေါ်အပ်သည်၏ အဖြစ်သို့ မရောက်” ဟူသည့် “ခေါ်ဝေါ်အပ်သော နာမည်ကို မပြင်းပင်တည်း”ဟု ယူဆ၍ ယောဇနာ၌ “နတ္ထိ + ဝေါဟာရော (မနောကမ္ပန္တိ နာမံ) ဒကေသံကိ အဗ္ဗောဟာရိကာဟုပြုလေသည်။

ပန၊ ဝါဒန္တရ ကား။ ဝိတဏ္ဍဝါဒီ၊ ဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ်သည်။ အာဟ၊ ဆိုပြီ။ (ကိံ ။) အကုသလံ၊ သော။ ကာယကမ္မံ၊ သည်။ မနောဒွါရေပိ၊ ဌိလည်း။ သမုဋ္ဌာတိ။ ဣတိ၊ သို့။ အာဟ၊ ပြီ။ [အာစရိယတို့၏ သမာနကထာ၌ “အကုသလံ ကာယကမ္မံ ကာယဝစီဒွါရေသု သမုဋ္ဌာတိ၊ န မနောဒွါရေ” ဟု ဆိုခဲ့သည်။] သော၊ ထိုဝိတဏ္ဍဝါဒီ ပုဂ္ဂိုလ်သည်။ (အာဟရိ-၌ စပ်။) ဝါ၊ ကိံ။ (ဝုတ္တော-၌ စပ်။) တယော သင်္ဂဟေ၊ သံဂါယနာ သုံးတန်တို့ကို။ အာရုဋ္ဌံ၊ တက်ရောက်သော။ (“တင်အပ်သော” ဟုလည်း ပေးကြ၏။) သုတ္တံ၊ ပါဠိကို။ အာဟရာဟိ၊ ဆောင်ပြပါလော့။ ဣတိ၊ သို့။ ဝုတ္တော၊ ပြောဆိုအပ်သည်။ (သမာနော။) ဣဒံ ကုလုမ္မသုတ္တံ နာမ၊ ဤ ကုလုမ္မ-သုတ် မည်သည်ကို။ အာဟရိ၊ ဆောင်ပြပြီ။ (ကိံ ။) -

ပုန စပရံ။ ပ။ ဥပသာတော ဟောတိတိ၊ ဟူ၍။ (အာဟရိ။) [ဘိက္ခဝေ၊ တို့။ ပုန၊ တဖန်။ ပရံ၊ တမျိုးကား။ ဣဓ၊ ဤလောက၌။ ဧကေစ္စော၊ အချို့သော။ ဣဒ္ဓိမာ၊ တန်ခိုးရှိသော။ စေတောဝသိပုတ္တော၊ စိတ်၏ အစွမ်းသတ္တိ ရှိသည်၏ အဖြစ်သို့ ရောက်သော။ (“ဝသိ-ဘာဝ” ဟုဆိုလိုလျက် ဘာဝပုဒ် အကျေကြံ။) သမဏော ဝါ၊ သမဏ-အမည်ရသူသည်သော်လည်းကောင်း။ ဗြာဟ္မဏော ဝါ၊ ဗြာဟ္မဏ-အမည်ရသူ သည်သော်လည်းကောင်း။ အညိဿာ၊ အခြားသော မိန်းမ၏။ ကုစ္ဆိဂတံ၊ ဝမ်း၌ တည်သော။ ဂပ္ပံ၊ ကိုယ်ဝန် သူငယ်ကို။ [အနုပေက္ခကော-၌ စပ်။] ကုစ္ဆိဂတော၊ သော။ ဂဗ္ဘော၊ ကိုယ်ဝန် သူငယ်သည်။ သောတ္တိနာ၊ ချမ်းသာသဖြင့်။ န အဘိနိက္ခမေယျ၊ မထွက်နိုင်ပါမူကား။ အဟော ဝတ၊ အော်...ကောင်းလေစွ။ ဣတိ၊ သို့။ ပါပကေန၊ ယုတ်မာသော။ မနသာ၊ ဖြင့်။ အနုပေက္ခကော၊ အဖန်ဖန် ကြည့်ရှုသည်။ ဟောတိ။ (တု-ပစ္စည်းဖြင့် “အနုပေက္ခိတာ” ဟုလည်း ရှိ၏။) ဘိက္ခဝေ၊ တို့။ ဝေ၊ ဤသို့လျှင်။ ဝါ၊ ဤနည်းအားဖြင့်။ ကုလုမ္မဿ၊ သူငယ်ကို။ ဝါ၊ အမျိုးအနွယ်ကို။ ဥပသာတော၊ သတ်ဖြတ်ခြင်းသည်။ ဟောတိ၊ ။ - ဣတိ၊ သို့။ အာဟရိ၊ ပြီ။

၁။ ကုလုမ္မဿ။ ။ ကုလ+ဥ+အမ္ပ၊ အမ္ပဓာတ်သည် ရက္ခဏ-အနက် ကိုလည်း ဟော၏။ ထို့ကြောင့် “ကုလံ၊ အမျိုးကို+ဥဒ္ဓံ၊ အထက်ဖြစ်သော နောက်၌+အမ္ပတိ၊ စောင့်ရှောက်တတ်၏။ ဣတိ ကုလုမ္မော” ဟု ပြု၍ ကိုယ်ဝန် သူငယ်ကိုလည်းကောင်း၊ နောက်နောက် အမျိုးအနွယ်ကို လည်းကောင်း ဟောနိုင်၏။ ထို့ကြောင့် ဝိကာ၌ “ကုလုမ္မဿာတိ ဂပ္ပဿ ကုလဿေဝ ဝါ” ဟု ၂-နည်းဖွင့်သည်။

ဣဒံ သုတ္တံ၊ ဤပါဠိကို။ အာဟရိက္ခာ၊ သောင်ပြီး၍။ အာဟ၊ ပြောဆိုပြန်ပြီ။
 (ကံ။) ဧဝံ၊ သို့။ မနုဿ၊ ဖြင့်။ စိန္တိတမတ္တေ ယေဝံ၊ ကြံအပ်ကာမျှသော်သာ
 လျှင်။ ကုစ္ဆိဂတော၊ သော။ ဂဗ္ဘော၊ ကိုယ်ဝန်သူငယ်သည်။ ဖေဏပိဏ္ဍော ဝိယ၊
 ရေမြုပ်ခဲသည် ကဲ့သို့။ ဝိလိယတိ၊ ကြေမှု၏။ ဧတ္ထ၊ ဤသို့ ဖျက်ဆီးရာ၌။ ကာယင်္ဂ
 စောပနံ ဝါ၊ ကိုယ်အင်္ဂါ၏ လှုပ်ရှားခြင်းသည်လည်းကောင်း။ ဝါစင်္ဂစောပနံ
 ဝါ၊ နှုတ်အင်္ဂါ၏ လှုပ်ရှားခြင်းသည်လည်းကောင်း။ ကုတော၊ အဘယ်မှာ ရှိအံ့
 နည်း။ ပန၊ စင်စစ်ကား။ မနောဒွါရသ္မိံ ယေဝံ၊ ဤသို့သာလျှင်။ အကုသလံ၊ အကုသိုလ်
 ဖြစ်သော။ ဣဒံ ကာယကမ္မံ၊ ဤ ပါဏာတိပါတ ကာယ-ကံသည်။ သမုဋ္ဌာတိ၊
 ၏။ ဣတိ၊ သို့။ (အာဟ၊ ဝိတဏှဝါဒီသိပြီ။) တမေနံ၊ ထို ဝိတဏှဝါဒီပုဂ္ဂိုလ်ကို။
 တဝ၊ သင်၏။ သုတ္တဿ၊ ပါဠိ၏။ အတ္ထံ၊ အနက် အဓိပ္ပာယ်ကို။ တုလယိဿာမ၊
 နှိုင်းချိန်ကြကုန်ဦးအံ့။ ဣတိ၊ သို့။ ဝတော၊ ပြောပြီး၍။ ဧဝံ၊ သို့။ (အာရိယာ၊
 တို့သည်။) တုလယိ သု၊ နှိုင်းချိန်ကြကုန်ပြီ။ [သံဂါယနာ ၃-တန်သို့ တင်အပ်
 သော သုတ်ဟု မယူဆသောကြောင့် “တဝသုတ္တဿ-သင့်ပါဠိ၏” ဟု ဆိုသည်။]

တံ၊ သင်သည်။ ဣဒ္ဓိယာ၊ တန်ခိုးဖြင့်။ ပရူပဿာတံ၊ သူတပါးကိုသတ်ခြင်း
 ကို။ ဝဒေသိ၊ ပြောဆို၏။ သော ဣဒ္ဓိ နာမ စ၊ ဤ တန်ခိုး မည်သည်လည်း။
 (ဒသဝိဓာ-၌စပ်။) အဓိဋ္ဌာနိဒ္ဓိံ၊ အဓိဋ္ဌာနိဒ္ဓိလည်းကောင်း။ ဝါ၊ အဓိဋ္ဌာန်ခြင်းရှိ
 သော တန်ခိုးလည်းကောင်း။ ဝိကုဗ္ဗနိဒ္ဓိံ၊ လည်းကောင်း။ ဝါ၊ အထူးထူး
 အဖုံဖုံ ပြုလုပ်ဖန်ဆင်းခြင်းရှိသော တန်ခိုးလည်းကောင်း။ မနောမယိဒ္ဓိံ၊ လည်း
 ကောင်း။ ဝါ၊ စိတ်ကြောင့်ဖြစ်သော တန်ခိုးလည်းကောင်း။ ဉာဏဝိပ္ပာရိဒ္ဓိံ၊

၁။ အဓိဋ္ဌာနိဒ္ဓိံ။ ။ ဣဇ္ဈတိ၊ ပြီးစီးတတ်၏။ ဝါ၊ ရအပ်၏။ ဣတိ၊ ဣဒ္ဓိ၊ မည်၏။
 (တနည်း) ဣဇ္ဈန္တိ သတ္တံ၊ တောယာတိ ဣဒ္ဓိ-သတ္တဝါတို့၏ ကြီးပွားကြောင်း တန်ခိုး။
 [(က) ယံ ဟိ နိပ္ပဇ္ဇတိ (ပြီးစီး၏)၊ ပတိလဗ္ဘဟိ စ (ရလည်းရအပ်၏)၊ တံ ဣဒ္ဓိတိ
 ဝုစ္စဟိ။ (ခ) ဣဇ္ဈန္တိတိ ဝဇ္ဇန္တိ၊ ဥက္ကံသံ ပါပုဏန္တိတိ အတ္ထော။-ဝိသုဒ္ဓိမဂ်မဟာဋီကာ။]
 ဤတွင် (က) အဖွင့်ကိုကြည့်၍ ကတ္တုသာဓိပြုရာ၌ ဣ+ဓာတ်သည် သိဒ္ဓိအနက်ဟော။
 (ခ) အဖွင့်ကိုကြည့်၍ ကရဏသာဓိပြုရာ၌ ဝုဒ္ဓိအနက်ဟောတည်း။ အဓိဋ္ဌာနံ ဧတိဿာ
 အတ္ထိတိ အဓိဋ္ဌာနာ၊ အဓိဋ္ဌာနာ စ+သာ+ဣဒ္ဓိ စာတိ အဓိဋ္ဌာနိဒ္ဓိံ။

၂။ ဝိကုဗ္ဗနိဒ္ဓိံ စသည်။ ။ ဝိဝိဓံ (ရူပနိဗ္ဗာနသင်္ခါတံ) ကုဗ္ဗနံ ဧတိဿာ အတ္ထိတိ
 ဝိကုဗ္ဗနာ-အထူးထူးအဖုံဖုံ ရုပ်သဏ္ဍာန် ဖန်ဆင်းပြုလုပ်ခြင်းရှိသော တန်ခိုး။ [ဝိကို
 “ဝိဝိဓံ” ကုဗ္ဗနံကို “ရူပနိဗ္ဗာနသင်္ခါတံ” ဟု ဧဝံ သည်။] မနေန၊ ဈာန်စိတ်ကြောင့်+
 နိဗ္ဗတ္တာ၊ ဖြစ်သောတန်ခိုးတည်း။ မနောမယာ၊ ခိုး။ [နိဗ္ဗတ္တ အနက်၌ မယ-ပစ္စည်းသက်။]

၃။ ဉာဏဝိပ္ပာဒ္ဓိံ စသည်။ ။ ဉာဏဿ+ဝိပ္ပာရော (ဝေဂါယိတတ္ထံ၊ အဟုန်၏ ဖြစ်
 ခြင်းသည်။) ဧတိဿာ အတ္ထိတိ ဉာဏဝိပ္ပာရော၊ အရိယာနံ+အယံ အာရိယာ-အရိယာ
 တို့၏ဥစ္စာဖြစ်သော တန်ခိုး။ [စာအုပ်တို့၌ “အရိယိဒ္ဓိံ” ဟု အာဠိ ဒီဃမရှိကြ။] ယတော

လည်းကောင်း။ ဝါ၊ အရဟတ္တမဂ်ဉာဏ်၏ ပျံ့နှံ့ခြင်းရှိသော တန်ခိုးလည်း
 ကောင်း။ သမာဓိဝိပွာရိဒ္ဓိ၊ လည်းကောင်း။ ဝါ၊ သမာဓိ၏ပျံ့နှံ့ခြင်းကြောင့်
 ဖြစ်သော တန်ခိုးလည်းကောင်း။ အရိယံဒ္ဓိ၊ လည်းကောင်း။ ဝါ၊ အရိယာတို့
 ၏ ဥစ္စာဖြစ်သော တန်ခိုးလည်းကောင်း။ ကမ္မဝိပါကဇိဒ္ဓိ၊ လည်းကောင်း။
 ဝါ၊ ကံ၏အကျိုးကြောင့်ဖြစ်သော တန်ခိုးလည်းကောင်း။ ပုညဝတောဣဒ္ဓိ၊
 လည်းကောင်း။ ဝါ၊ ဘုန်းကံရှိသူ၏ တန်ခိုးလည်းကောင်း။ ဝိဇ္ဇာမယိဒ္ဓိ၊
 လည်းကောင်း။ ဝါ၊ အာထဗ္ဗနမန္တာန်ကြောင့်ဖြစ်သော တန်ခိုးလည်းကောင်း။
 တတ္ထ တတ္ထ၊ ထိုထို ကိစ္စ၌။ သမ္မာပယောဂပစ္စယာ၊ ကောင်းစွာအားထုတ်
 ခြင်းဟူသော အကြောင်းကြောင့်။ ဣဇ္ဈနဋ္ဌေန၊ ပြည့်စုံခြင်းဟူသော အနက်
 ကြောင့်။ ဣဒ္ဓိ၊ တန်ခိုးလည်းကောင်း။ ဣတိ၊ သို့။ ဒသဝိဓာ၊ ၁၀-ပါး
 အပြားရှိ၏။ [ဣဒ္ဓိ ၁၀-မျိုး၏ အကျယ်ကို ဝိသုဒ္ဓိမဂ် ဣဒ္ဓိဝိဓ အခန်း၌ ရှုပါ။]

တတ္ထ၊ ထို ၁၀-ပါးသော ဣဒ္ဓိတို့တွင်။ (တံ၊ သည်။) ကတရံ ဣဒ္ဓိံ၊
 အဘယ်ဣဒ္ဓိကို။ ဝဒေသိ၊ ဆိုလိုသည်။ ဣတိ၊ ဤကား အမေးတည်း။
 ဘာဝနာမယံ၊ ဘာဝနာကြောင့်ဖြစ်သော အဓိဋ္ဌာနိဒ္ဓိကို။ (ဝဒေမိ၊ ဆိုလို၏။)
 [ဘာဝနာမယန္တိ၊ အဓိဋ္ဌာနိဒ္ဓိံ သန္ဓာယဝဒေတိ။-ဋီကာ။] ဣတိ၊ ဤကား အဖြေ
 တည်း။ ကိံ ပန၊ အသို့နည်း။ ဘာဝနာမယိဒ္ဓိယာ၊ ဘာဝနာမယိဒ္ဓိဖြင့်။ [ရှေး
 နိဿယ၌ “ဘာဝနာမယာယ ဣဒ္ဓိယာ” ဟုချည်း ရှိ၏။] ပရူပဿာတကမ္မံ၊ သူ
 တပါးကို သတ်ဖြတ်မှုသည်။ ဟောတိ၊ ဖြစ်သလော။ ဣတိ၊ ဤကား အမေး
 တည်း။ အာမ၊ အိမ်း။ ဧကစ္စေ၊ အချို့ကုန်သော။ အာစရိယာ၊ တို့သည်။
 ဧကဝါရံ၊ တကြိမ်။ (ပရူပဿာတကမ္မံ၊ သည်။) ဟောတိ၊ ဖြစ်နိုင်၏။ ဣတိ၊
 သို့။ ဝဒန္တိ၊ ဆိုကြကုန်၏။ ဟိ၊ ဥပမာဆောင် ထင်အောင်ပြအံ့။ ပရံ၊ သူ
 တပါးကို။ ပဟရိတုကာမေန၊ ပေါက်ခြင်းငှာ အလိုရှိသူသည်။ ဥဒကဘရိတေ၊
 ရေဖြင့် ပြည့်သော။ ဃဋ္ဌေ၊ အိုးကို။ ခိတ္တေ၊ ပြစ်အပ်သော်။ ဃဋ္ဌောပိ၊ အိုး
 သည်လည်း။ ဘိဇ္ဇတိ ယထာ၊ ကဲ့သကဲ့သို့။ ဥဒကမ္ပိ၊ ရေသည်လည်း။
 နဿတိ ယထာ၊ ပျက်စီးသကဲ့သို့။ ဝေမေဝ၊ ဤအတူ သာလျှင်။ ဘာဝနာ
 မယိဒ္ဓိယာ၊ ဖြင့်။ ဧကဝါရံ ပရူပဿာတကမ္မံ ဟောတိ။ ပန၊ ထိုသို့ပင် သူတပါး
 ကို သတ်ဖြတ်နိုင်ပါသော်လည်း။ တတော၊ ထို တကြိမ်သတ်ဖြတ်ရာ အခါမှ။

ကုတောစိ ကမ္မဝိပါကတော ဇာတာ ကမ္မဇာ-ကံကြောင့်ဖြစ်သော တန်ခိုး။ [ဤဒ္ဓိသည်
 မွေဖွားသည်မှ စ၍ဖြစ်၏-ဟု မဟာဋီကာ ဆို၏။] အာထဗ္ဗနဝိဇ္ဇာဘိနိဗ္ဗကာ ဝိဇ္ဇာ-
 မယာ။ (ဝိဇ္ဇာကို အာထဗ္ဗနမန္တာန်ဟု ဖွင့်သည်။]

ပဋ္ဌာယ၊ စ၍။ သာ၊ ထို ဘာဝနာမယိဒ္ဓိသည်။ နဿတိ၊ ပျက်စီး၏။ ဣတိ၊ သို့။ (ဝဒန္တိ။) [သုတပါးကိုသတ်ခြင်းသည် အိုး၏ကဲ့ခြင်းနှင့် တူ၏။ တန်ခိုး၏ ပျက်စီးခြင်းသည် ရေ၏ပျက်စီးခြင်းနှင့် တူ၏။]

အထ၊ ထိုအခါ၌။ နံ၊ ထို ဝိတဏှဝါဒီကို။ ဘာဝနာမယိဒ္ဓိယာ၊ ဖြင့်။ ကေဝါရံ။ (ပရူပဿာတကမ္မံ၊ သည်။) နေဝ ဟောတိ၊ မဖြစ်နိုင်။ ဒွိဝါရေ၊ နှစ်ကြိမ် တို့တိုင်တိုင်။ ပရူပဿာတကမ္မံ၊ သည်။ န ဟောတိ၊ မဖြစ်နိုင်။ ဣတိ၊ သို့။ ဝတှာ၊ ပြောပြီး၍။ တံတံ သညတ္တိံ၊ ထိုထို နားလည်စေခြင်းသို့။ [သညာပနံ၊ နားလည်စေခြင်း။ သညတ္တိံ၊ ခြင်း။ စာအုပ်များ၌ “ပညတ္တိ” ဟုလည်း ရှိ၏။] အဂစ္ဆန္တိ၊ မရောက်သော။ နံ၊ ထို ဝိတဏှဝါဒီကို။ ပုစ္ဆိံ သု၊ မေးကြကုန်ပြီ။ (ကိံ၊ နည်း။) ဘာဝနာမယိဒ္ဓိ၊ သည်။ ကုသလာကိံ၊ ကုသိုလ်လော။ ပ။ သုခါယ ဝေဒနာယ သမ္ပယုတ္တာကိံ၊ သုခါယ ဝေဒနာယ သမ္ပယုတ္တ-လော။ ပ။ သဝိတက္ကသဝိစာရာကိံ၊ သဝိတက္ကသဝိစာရ-လော။ ပ။ အရူပါဝစရာကိံ၊ အရူပါဝစရ-လော။ ဣတိ၊ သို့။ (ပုစ္ဆိံ သု။ ဣမံ ပဉ္စ၊ ဤပြဿနာကို။ ယော၊ အကြင် ဝိတဏှဝါဒီသည်။ ဇာနာတိ၊ သိ၏။ သော၊ ထိုဝိတဏှဝါဒီသည်။ ဧဝံ၊ သို့။ ဝက္ခတိ၊ ဆိုလတ္တံ့။ (ကိံ။) ဘာဝနာမယိဒ္ဓိ၊ သည်။ ကုသလာ ဝါ၊ ကုသိုလ်သော်လည်း။ ဟောတိ၊ ဖြစ်၏။ အဗျာကတာ ဝါ၊ အဗျာကတသော်လည်း။ ဟောတိ။ [“ရဟန္တာ ပုဂ္ဂိုလ်သန္တာန်၌ အဗျာကတဖြစ်၍ အခြားပုဂ္ဂိုလ်များသန္တာန်၌ ကုသိုလ်ဖြစ်သည်” ဟူလို။] အဒုက္ခမသုခဝေဒနီယာ ဧဝ၊ အဒုက္ခမသုခဝေဒနီယ-သာတည်း။ [ပဉ္စမဈာန် အဘိညာဉ် ဖြစ်သောကြောင့် ဥပေက္ခာဝေဒနာနှင့် ယှဉ်ရကား အဒုက္ခမသုခဝေဒနီယ-သာ။] အဝိတက္က အဝိစာရာ ဧဝ၊ အဝိတက္က-အဝိစာရ-သာတည်း။ ရူပါဝစရာ ဧဝ၊ သာတည်း။ ဣတိ၊ သို့။ (ဝက္ခတိ၊ ဆိုလတ္တံ့။)

သော၊ ထို ဝိတဏှဝါဒီကို။ ဝတ္ထဗ္ဗော၊ ပြောဆိုထိုက်၏။ (ကိံ၊ နည်း။) ပါဏာတိပါတစေတနာ၊ သည်။ ကုသလာဒီသု၊ ကုသိုလ် အစရှိသော အဖို့ အစုတို့တွင်။ ကတရံ ကောဋ္ဌာသံ၊ အဘယ် အဖို့အစုသို့။ ဘဇတိ၊ ကပ်ဝင် သနည်း။ ဣတိ၊ သို့။ (ဝတ္ထဗ္ဗော။) ဇာနန္တော၊ သိလတ်သော်။ ဝါ၊ သိသော ဝိတဏှဝါဒီသည်။ ဝက္ခတိ၊ ဆိုလတ္တံ့။ (ကိံ၊ နည်း။) ပါဏာတိပါတစေတနာ၊ သည်။ အကုသလာဝ၊ အကုသိုလ်သာတည်း။ ဒုက္ခဝေဒနီယာဝ၊ ဒုက္ခဝေဒနီယ သာတည်း။ ဝါ၊ ဒုက္ခဝေဒနာနှင့် ယှဉ်သည်သာတည်း။ သဝိတက္က သဝိစာရာဝ၊ သာတည်း။ ကာမာဝစရာ ဧဝ၊ သာတည်း။ ဣတိ (ဝက္ခတိ)။ ဧဝံ

သန္တေ၊ သော်။ ၁ တဝ၊ သင်၏။ ပဉ္စော၊ ပြဿနာသည်။ (သုတပါးကို သိစေခြင်းငှာ အလိုရှိအပ်သောအနက်သည်။) ကုသလတ္တိကေန၊ ကုသလတိက်နှင့်။ နေဝ သမေတိ၊ ညီမျှသည်၏အဖြစ်သို့ မရောက်။ ဝေဒနာတ္တိကေန၊ နှင့်။ န သမေတိ၊ ဝိတက္ကတ္တိကေန၊ နှင့်။ န (သမေတိ)။ ဘူမန္တရေန၊ ကာမာဝစရ-စသော ဘုံအပိုင်းအခြားနှင့်။ န (သမေတိ)။ ဣတိ (ဝတ္ထဗျော)။ [သမေတိကို “သမံ+တေ” ဟု ခဲ့။]

ကိံ ပန၊ အသို့နည်း။ ဧဝံ မဟန္တံ၊ ဤသို့ ကြီးကျယ်သော။ ဝါ၊ သို့ကလောက် ကြီးကျယ်သော။ သုတ္တံ၊ ဘုရားဟော ပါဠိတော်သည်။ နိရတ္ထကံ၊ အနက် အဓိပ္ပာယ် မရှိတော့သလော။ ဣတိ၊ ဤကား ဝိတက္ကဝါဒီ အမေးတည်း။ နိရတ္ထကံ၊ အနက်အဓိပ္ပာယ်မရှိသည်။ နော၊ မဟုတ်ပါ။ တံ ပန၊ သင်သည်ကား။ အဿ၊ ထိုသုတ်၏။ အတ္တံ၊ အနက် အဓိပ္ပာယ်ကို။ န ဇာနာသိ၊ မသိ။ ဟိ၊ မှန်။ ဣဒ္ဓိမာ စေတောဝသိပ္ပတ္တာတိ ဧတ္ထ၊ ဟူသော ဤပါဠိ၌။ ဘာဝနာမယိဒ္ဓိ၊ ကို။ နေဝ အဓိပ္ပေတာ၊ အလိုမရှိအပ်။ ပန၊ အနွယ် ကား။ အာထဗ္ဗနိဒ္ဓိ၊ အာထဗ္ဗနိဒ္ဓိကို။ ဝါ၊ ဂါထာမန္တန်ကြောင့် ဖြစ်ပေါ်လာသော တန်ခိုးကို။ အဓိပ္ပေတာ။ ဟိ၊ မှန်။ ဧတ္ထ၊ ဤ သူ

၁။ တဝ ပဉ္စော။ ။ပဉ္စဓာတ်သည် ပုစ္ဆာ-ဣစ္ဆာအနက်တို့ကို ဟော၏။ ဤ၌ ဣစ္ဆာအနက်ဟောတည်း။ “ပဗ္ဗိယတေ (ဉာပေတုံ ဣစ္ဆိယတေ) တိ ပဉ္စော=ဘာဝနာ-မယိဒ္ဓိဖြင့် သုတပါးကို သတ်နိုင်၏” ဟု ဆိုအပ်သော အနက်သည်ပင် ဝိတက္ကဝါဒီ ပုဂ္ဂိုလ်က သုတပါးကို သိစေလိုအပ်သော အနက်တည်း။ [ဤ ပြဿနာကိုလည်း လက်မခံလိုသောကြောင့် “တဝပဉ္စော-သင့်ပြဿနာ” ဟု တဝ-ထည့်၍ ဆိုသည်။ “တဝ သုတ္တဿ” တုန်းက ကဲ့သို့တည်း။]

၂။ န သမေတိ။ ။ပါဏာတိပါတ-စေတနာက အကုသိုလ်ဖြစ်၍ ဘာဝနာမယိဒ္ဓိက ကုသိုလ်အများကတ ဖြစ်သောကြောင့် “ဘာဝနာမယိဒ္ဓိဖြင့် သုတပါးကို သတ်နိုင်၏” ဟူသောစကားသည် ကုသလတိက်နှင့် မညီ-ဟူလို။ နောက်တိက်များနှင့် မညီပုံကိုလည်း ဤနည်းအတိုင်း သိပါ။ ဘူမန္တရဟူသည်-ကာမာဝစရ-စသော ဘုံတည်း။ ပါဏာတိပါတ-စေတနာက ကာမာဝစရဖြစ်၍ ဘာဝနာမယိဒ္ဓိက ရူပါဝစရ ဖြစ်သောကြောင့် ဘူမန္တရနှင့်လည်း မညီ။

၃။ အာထဗ္ဗနိဒ္ဓိ။ ။“အထဗ္ဗ” မည်သော ရသေ့သည် သိအပ်သော ဝေဒ-အတတ်ကို “အထဗ္ဗန” ဟု ခေါ်၏။ ထိုဝေဒ၌ ဂါထာမန္တန်များလည်း ပါရှိ၏။ [ထောမနိဓိ၌ “အထဗ္ဗန” သည်ပါဠိ၌ “အထဗ္ဗန” ဟု ဖြစ်၏။] “အထဗ္ဗနေ+အာဂတာအာထဗ္ဗနာ” ဟု ကြိ၍ အထဗ္ဗနဝေဒ၌ လာသောအတတ် (ဂါထာမန္တန် ဝိဇ္ဇာ) ကို “အာထဗ္ဗနာ” ဟု ခေါ်ပါ။ ထို အာထဗ္ဗနဝိဇ္ဇာကြောင့် ဖြစ်သော တန်ခိုးကို “အာထဗ္ဗနိဒ္ဓိ” ဟု ခေါ်သည်။ အာထဗ္ဗနတော+နိဗ္ဗတ္တာ+ဣဒ္ဓိ အာထဗ္ဗနိဒ္ဓိ။

တပါးကို သတ်ဖြတ်ရာ၌။ လဗ္ဘမာနာ၊ ရအပ်သော်။ (ရမည်ဆိုလျှင်။) သာ၊ ထို အာထဗ္ဗနိဒ္ဓိကို။ လဗ္ဘတံ၊ ရအပ်၏။

သာ ပန၊ ထို အာထဗ္ဗနိဒ္ဓိ သည်ကား။ ဝါ၊ ကိုကား။ ကာယဝစီဒ္ဓါရာနိ၊ တို့ကို။ မုဉ္ဇိတော၊ လွတ်၍။ ကာတံ၊ ပြုခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်း။ ဟံ၊ မှန်။ အာထဗ္ဗနိဒ္ဓိကာ၊ အာထဗ္ဗန တန်ခိုးရှိသူတို့သည်။ (အာထဗ္ဗနဂါထာ မန္တာန်ကို တတ်သိသူတို့သည်။) သတ္တာဟံ၊ ခုနစ်ရက်ပတ်လုံး။ အလောဏကံ၊ ဆားမရှိသော ဘောဇဉ်ကို။ ဘုဉ္ဇိတော၊ စားပြီး၍။ ဒဗ္ဗေ၊ နေစာမြက်တို့ကို။ [“ဒုဗ္ဗေ” ဟုလည်း ရှိ၏။] အတ္ထရိတော၊ ခင်း၍။ ပထဝိယံ၊ ၌။ သယမာနာ၊ လျောင်းကုန်လျက်။ တပံ၊ အကျင့်ကို။ သဉ္ဇရိတော၊ ကောင်းစွာကျင့်၍။ [“ပစ္စရိတော” ဟု ရှိသည်ကား ပါဠိပျက်။] သတ္တမေ ဒိဝသေ၊ ခုနစ်ရက် မြောက် နေ၌။ သုသာနေ၊ သုသာန်၌။ ဝါ၊ သုသာန်ဖြစ်သော။ ဘူမိံ၊ မြေကို။ [“သုသာနဘူမိ” ဟုလည်း ရှိ၏။] သဇ္ဇေတော၊ ပြင်ဆင်၍။ သတ္တမေ ပဒေ၊ စည်းဝိုင်းစသည်မှ ခုနစ်လှမ်းမြောက်၌။ [မဏ္ဍလာဒိတော သတ္တမေ ပဒေ။-ဋီကာ။] ဌတော၊ ရပ်၍။ ဟတ္ထံ၊ လက်ကို။ ဝဋ္ဋေတော ဝဋ္ဋေတော၊ ဝင့်၍ ဝင့်၍။ ဝါ၊ ဝိုင်း၍ ဝိုင်း၍။ မုခေန၊ ပါးစပ်ဖြင့်။ ဝိဇ္ဇံ၊ ဂါထာ မန္တာန်ကို။ ပရိဇပုန္တိ၊ အဖန်ဖန် ရွတ်ဆိုကြကုန်၏။ ဝါ၊ စုတ်ကြကုန်၏။ အထ၊ ထိုအခါ၌။ နေသံ၊ ထို အာထဗ္ဗန-တန်ခိုးရှင်တို့၏။ ကမ္မံ၊ အလုပ် သည်။ သမိဇ္ဈတံ၊ ပြီးစီး၏။ ဧဝံ၊ သို့။ အယမ္ပိ ဣဒ္ဓိ၊ ဤ အာထဗ္ဗနိဒ္ဓိ- သည်လည်း။ ဝါ၊ ကိုလည်း။ [အပိဖြင့် အခြားပါဏာတိပါတ-ကံကို ဆည်း။] ကာယဝစီဒ္ဓါရာနိ၊ တို့ကို။ မုဉ္ဇိတော။ ကာတံ၊ ငှာ။ န သက္ကာ၊ မတတ် ကောင်း။ ဣတံ၊ ကြောင့်။ ကာယကမ္မံ၊ ကာယကံသည်။ မနောဒ္ဓါရေ၊ ၌။ န သမုဋ္ဌာတံ၊ မဖြစ်နိုင်။ ဣတံ၊ ဤသို့။ ဧတ္ထ၊ ဤ ကာယကံ၏ အရာ၌။ နိဋ္ဌံ၊ ဆုံးဖြတ်ခြင်းသို့။ ဂန္တဗ္ဗံ၊ ရောက်ထိုက်၏။

[ကာယကံ၏ ဖြစ်ရာဒ္ဓါရကို ပြုပြီး၍ ဝစီကံ၏ ဖြစ်ရာဒ္ဓါရကို ပြုလိုသော ကြောင့် “ဟတ္ထမုဒ္ဓါယ ပန” စသည် မိန့်။] ပန၊ ကား။ ဟတ္ထမုဒ္ဓါယ၊ လက် ချောင်းတို့ကို တွန့်စေခြင်းဖြင့်။ ဝါ၊ လက်ချောင်း ချိုးသဖြင့်။ [ဟတ္ထမုဒ္ဓါ၏ အဓိပ္ပာယ်ကို ပါရာဇိကဏိ ဘာသာဋီကာ သိက္ခာချခန်း၌ ပြခဲ့ပြီ။] မုသာဝါဒါ- ဒီနိ၊ မုသာဝါဒ-အစရှိသော ဝစီကံတို့ကို။ ကထေန္တဿ၊ ပြောသူ၏။ ကမ္မံ၊ သည်။ ဝစီကမ္မံ ဟောတံ။ပ။ အဗ္ဗောဟာရိကာ ဝါ၊ မနောကံ ဟု ခေါ်ဝေါ် အပ်သည်၏ အဖြစ်သို့ မရောက်ကုန်သည် လည်းကောင်း။ [မုသာဝါဒ ဟူ သော အမည်ကို မထိုက်ကုန်သည် လည်းကောင်း။ အနုဋီကာ-အလို။] ဘဝန္တိ။ ပန၊ ကား။ ဝစီကေဒံ၊ စကားလုံး၏ ကွဲပြားခြင်းကို။ ဝါ၊ နှုတ်မြှောက်ခြင်းကို။

ကတော မုသာဝါဒါဒီနီ။ပ။အဗ္ဗောဟာရိကာ ဝါ ဘဝန္တိ။ တွေကာ သည်။ အာစရိယာနံ၊ တို့၏။ သမာနတ္ထကထာ နာမ၊ မည်၏။

ပန၊ ဝါဒန္တရကား။ ဝိတဏှဝါဒီ၊ သည်။ပ။သမုဋ္ဌာတိ။ဣတိ၊ သို့။ အာဟ၊ ပြီ။ သော၊ ထို ဝိတဏှဝါဒီသည်။ ဝါ၊ ကို။ပ။ဝုတ္တော၊ သည်။ (သမာနော၊ သော်။) ဥပေါသထက္ခန္ဓကတော၊ ဥပေါသထက္ခန္ဓကမှ။ ဣဒံ သုတ္တံ၊ ဤသုတ်ကို။ အာဟရိ၊ ပြီ။ (ကိံ၊ နည်း။) ယော ပန ဘိက္ခု၊ပ။ဟောတိတိ၊ ဟူ၍။ (အာဟရိ၊ ပြီ။) [ယော ပန ဘိက္ခု၊ အကြင် ရဟန်းသည်။ ယာဝတတိယံ၊ ဥ-ကြိမ်တိုင်အောင်။ (ပါတိမောက္ခေ၊ ကို။) အနုဿာဝိယမာနေ၊ အဖန်ဖန် ကြားသိစေအပ်စဉ်။ သရမာနော၊ သင့်သောအံပတ်ကို အမှတ်ရပါလျက်။ သန္တိ၊ ထင်ရှားရှိသော။ အာပတ္တိံ၊ ကို။ နာဝိကရေယျ၊ ထင်စွာ မပြုအံ့။ အဿ၊ ထို ရဟန်း၏။ သမ္ပဇာန မုသာဝါဒေါ၊ သမ္ပဇာနမုသာဝါဒသည်။ ဟောတိ။] ဣဒံ သုတ္တံ၊ ဤ သုတ်ကို။ အာဟရိတော၊ ၍။ အာဟ၊ ပြောဆိုပြန် ပြီ။ (ကိံ။) ဝေ၊ သို့။ အာပတ္တိံ၊ ကို။ အာနာဝိကရောန္တော၊ ထင်စွာမပြု သော ရဟန်းသည်။ တုဏှိဘူတောဝ၊ ဆိတ်ဆိတ်နေသည်၏ အဖြစ်သို့ ရောက် သည်သာလျှင်။ (ဟုတော။) အညံ၊ အခြားသော။ အာပတ္တိံ၊ သို့။ အာပဇ္ဇတိ၊ ရောက်၏။ တွေ၊ ဤသို့ အာပတ်သင့်ရာ၌။ ကာယဂံစောပနံ ဝါ၊ ကိုယ်အင်္ဂါ ၏ လှုပ်ရှားခြင်းသည်လည်းကောင်း။ ဝါစဂံစောပနံ ဝါ၊ သည်လည်းကောင်း။ ကုတော၊ အဘယ်မှာ ရှိအံ့နည်း။ ပန၊ စင်စစ်ကား။ မနောဒွါရသို့ ယေဝ၊ ခွဲသာလျှင်။ အကုသလံ၊ သော။ ဣဒံ ဝစီကမ္ပံ၊ သည်။ သမုဋ္ဌာတိ။ ဣတိ၊ သို့။ (အာဟ၊ ပြီ။)

သော၊ ထို ဝိတဏှဝါဒီကို။ ဝတ္တဗ္ဗော၊ ပြောဆိုထိုက်၏။ (ကိံ။) ကိံ ပန၊ အသို့နည်း။ တေ သုတ္တံ၊ ဤ သုတ်သည်။ နေယျတ္ထံ၊ နေယျတ္ထလော။ ဝါ၊ တပါးသော စကားဖြင့် သိထိုက်သော အနက် ရှိသလော။ ဥဒါဟု၊ သို့မဟုတ်။

၁။ နေယျတ္ထံ။ ။နီဇာတ်၊ ကျပစ္စည်း၊ ဤကို ဝုဒ္ဓိပြု၊ ယ ဒွေဘော်လာလျှင်“နေယျ” ဟု ပြီး၏။ ကျပစ္စည်းသည် အရဟ-အနက်ကို ဟော၏။ နီတဗ္ဗော၊ ဆောင်ယူထိုက် ၏။ ဣတိ နေယျော၊ နေယျော+အတ္ထော ယဿာတိ နေယျတ္ထံ-ဆောင်ယူထိုက်သော အနက် အဓိပ္ပာယ်ရှိသော သုတ် (ပုဒ်)၊ နဂိသုတ် (ပုဒ်) အတိုင်း အနက် အဓိပ္ပာယ် မပြည့်စုံသောကြောင့် အခြားသုတ် (ပုဒ်) တပါးကို ဆောင်ယူမှ အနက်အဓိပ္ပာယ် အမှန်ကို သိရသောသုတ် (ပုဒ်) မျိုးကို “နေယျတ္ထံ”ဟု ခေါ်သည်။ ဇီကာ၌“ဝစနန္တ- ရေန ဂမိတဗ္ဗတ္ထံ နေယျတ္ထံ” ကား အဓိပ္ပာယ်ဖွင့်တည်း။ ထိုအဖွင့်ကိုလိုက်၍ “ပုဒ် တပါးကို ဆောင်ယူ၍ သိအပ်သော အနက်ရှိသောပုဒ်ကို “နေယျတ္ထံ” ဟု ပြောစမှတ် ပြုကြသည်။

နိတတ္ထံ၊ နိတတ္ထလော။ ဝါ၊ မိမိပါဠိအတိုင်းပင် သိအပ်သောအနက် ရှိ
 သလော။ ဣတံ၊ သို့။ ဝတ္ထဗ္ဗော။ မယံ၊ ငါ၏။ သုတ္တံ၊ သည်။ နိတတ္ထမေဝ၊
 နိတတ္ထသာတည်း။ ဣတံ၊ ဤသို့ ပြောပြီ။ ယော၊ ထို ဝိတဏှဝါဒီပုဂ္ဂိုလ်
 ကို။ ဧဝံ၊ သို့။ မာ အဝစ၊ မပြောဆိုပါလင့်။ အဿ (သုတ္တဿ)၊ ထို
 ပါဠိ၏။ အတ္ထံ၊ ကို။ တုလယိဿာမ၊ နှိုင်းချိန် ကုန်ဦးအံ့။ ဣတံ၊ သို့။ ဝတံ၊
 ပြောပြီး၍။ ဧဝံ၊ သို့။ ပုစ္ဆိတဗ္ဗော၊ မေးထိုက်၏။ (ကိံ။) သမ္ပဇာနမုသာ-
 ဝါဒေါ သမ္ပဇာနမုသာဝါဒ- ကြောင့်။ ကိံ၊ အဘယ်သည်။ ဟောတံ၊ ဖြစ်
 သနည်း။ ဣတံ၊ သို့။ ပုစ္ဆိတဗ္ဗော။ ဇာနန္ဒော၊ သိလတ်သော်။ ဝါ၊ သိသော
 ဝိတဏှဝါဒီသည်။ သမ္ပဇာနမုသာဝါဒေါ ကြောင့်။ ဒုက္ကဋ္ဌံ၊ ဒုက္ကဋ္ဌ အာပတ်
 သည်။ ဟောတံ၊ ဣတံ။ ဝက္ခတံ၊ ပြောလတ္တံ့။

တတော၊ ထိုသို့ ပြောဆိုခြင်းကြောင့်။ ဝတ္ထဗ္ဗော။ (ကိံ။) ဝိနယဿ၊
 ဝိနည်း၏။ မူလာနိ၊ အကြောင်းရင်းတို့သည်။ ဒွေ၊ ၂-ပါးတို့တည်း။ ကာယော
 စ၊ ကာယဒွါရလည်းကောင်း။ ဝါစာ စ၊ ဝစီဒွါရ လည်းကောင်းတည်း။
 ဟိ၊ မှန်။ သမ္မာသမ္မုဒ္ဓေန၊ သည်။ သဗ္ဗာပတ္တိယော၊ အလုံးစုံသော အာပတ်
 တို့ကို။ ဒွိသု၊ ကုန်သော။ ဣမေသု ယေဝ ဒွါရေသု၊ ဤ ဒွါရတို့၌သာ။ ပညတ္တာ၊
 ပညတ်တော်မူအပ်ကုန်ပြီ။ မနောဒွါရေ ၌။ အာပတ္တိယာ၊ ကို။ ပညာပနံ နာမ၊
 ပညတ်တော်မူခြင်း မည်သည်။ နုတ္တံ၊ ယော တံ၊ အကြင် သင်သည်။ သတ္တာရာ၊
 သည်။ အပညတ္တေ၊ ပညတ်တော်မူအပ်သော။ ဌာနေ၊ အရာ၌။ အာပတ္တိံ၊
 ကို။ ပညပေသိ၊ ပညတ်နိုင်ဘိ၏။ ဝါ၊ ပညတ်ဝံဘိ၏။ (သော) တံ၊ သည်။
 အတိဝိယ၊ အလွန်အကဲ သာလျှင်။ ဝိနယေ၊ ၌။ ပကတည၊ သဘောကိုသိပါ
 ပေ၏။ (ကျမ်းကျင်ပါပေ၏။) သမ္မာသမ္မုဒ္ဓံ၊ ကို။ အဗ္ဘာစိက္ခသိ၊ စွပ်စွဲဘိ၏။
 ဇိနစက္ကံ၊ မြတ်စွာဘုရား၏ အာဏာတော်စက်ကို။ ပဟရသိ၊ ပုတ်ခတ်ဘိ၏။

၁။ နိတတ္ထ။ ။ နိတံ၌ တ-ပစ္စည်းသည် အတိတ်အနက်ဟောတည်း။ နိယိတ္တာ-
 တိ နိတော၊ နိတော+အတ္ထော ယဿာတိ နိတတ္ထော၊ ဆောင်ယူအပ်ပြီးသော အနက်
 အဓိပ္ပာယ်ရှိသော (နောက်ထပ် ဆောင်ယူဖွယ်မလိုသော၊ ဆိုထားပြီးအတိုင်းပင် တိုက်
 ရိုက် အနက် အဓိပ္ပာယ်ထင်ရှားနေသော) သုတ် (ပုဒ်)။ “သယမေဝ ဂဟိတဗ္ဗတ္ထံ
 နိတတ္ထံ” ဟူသော ဋီကာ စကားသည် အဓိပ္ပာယ်ထွက်တည်း။ ဤအဖွင့်ကိုလိုက်၍ “တိုက်
 ရိုက် သိအပ်သော အနက်ရှိသော ပုဒ်ကို “နိတတ္ထံ” ဟု ပြောစမှတ်ပြုကြသည်။

- [ဆောင်] ၁။ နဂိုတိုင်းကား၊ မထင်ရှား၍၊ တပါးပုဒ်ပိုဒ်၊ ဆောင်ယူထိုက်သည့်၊
 အနက်ရှိ၊ မှတ်ဘိ နေယုတ္ထ။
 ၂။ နဂိုတိုင်းပင်၊ နက်ပေါ်လွင်၍၊ အပြင် မမှီး၊ ဆောင်အပ်ပြီးတုံ၊
 အနက်စုံ၊ မှတ်ကုန် နိတတ္ထ။

ဣတံ အာဒိဝစနေဟိ၊ ဤသို့ အစရှိသော စကားတို့ဖြင့်။ နိဂ္ဂဏိတော၊ နိပဗ္ဗိတံ။ ဥတ္တရိ၊ အလွန်။ ပဉ္စ၊ ပြဿနာကို။ ပုစ္ဆိတဗ္ဗော။ (ကိံ ။) သမ္ပဇာနမုသာဝါဒေါ၊ သည်။ ကြိယတော၊ မပြုထိုက်သော လွန်ကျူးမှုကို ပြုခြင်းကြောင့်။ သမုဠာတိ၊ ဖြစ်သလော။ ဥဒါဟ၊ သို့မဟုတ်။ အကြိယတော၊ ပြုထိုက်သော ဖြည့်ကျင့်မှုကို မပြုခြင်းကြောင့်။ (သမုဠာတိ၊ လော။) ဣတံ (ပုစ္ဆိတဗ္ဗော)။ ဇာနန္ဒော၊ သိလတ်သော်။ ဝါ၊ သည်။ ကြိယတော၊ ကြောင့်။ (သမုဠာတိ) ဣတံ ဝက္ခတိ။ တတော၊ ထိုသို့ပြောဆိုခြင်းကြောင့်။ ဝတ္တဗ္ဗော၊ ဆက်၍ ပြောဆိုထိုက်၏။ (ကိံ ။) အနာဝိကရောန္တော၊ အာပတ်ကိုထင်စွာမပြုသော ရဟန်းသည်။ ကတရံ ကြိယံ၊ အဘယ်ကြိယကို။ ဝါ၊ အဘယ်ပြုထိုက်သော အမှုကို။ ကရေတိ၊ နည်း။ ဣတိသို့။ (ဝတ္တဗ္ဗော။)

ဟိ၊ မေးသင့်၏။ အဒ္ဓော၊ မချွတ်ကေနံ။ ကြိယံ၊ ကြိယကို။ ဝါ၊ ပြုအပ်သော အမှုကို။ အပဿန္တော၊ မမြင်လတ်သော်။ ဝိသာတံ၊ စိတ်၏ပင်ပန်းခြင်းသို့။ အာပဇ္ဇိဿတိ၊ ရောက်လတ္တံ့။ တတော၊ ထိုသို့ ရောက်ခြင်းကြောင့်။ ဣမဿ သုတ္တဿ၊ ဤ“သမ္ပဇာနမုသာဝါဒဿ ဟောတိ” ဟူသောသုတ်၏။ အတ္ထေန၊ အနက်အားဖြင့်။ (အနက်ကိုဖွင့်ပြသော အဋ္ဌကထာအားဖြင့်။) သညာပေတဗ္ဗော၊ နားလည်စေထိုက်၏။ (ကိံ ။) ဟိ၊ ချဲ့။ အယံ၊ ဤ ဆိုအပ်လတ္တံ့ကား။ ဣ၊ ဤ “သမ္ပဇာနမုသာဝါဒဿ ဟောတိ” ဟူသော ပါဠိရပ်၌။ အတ္ထော၊ တည်း။ (အဋ္ဌကထာတည်း။) ယူယံ (ယော အယံ သမ္ပဇာနမုသာဝါဒေါ)၊ အကြင် သမ္ပဇာနမုသာဝါဒကို။ သမ္ပဇာန မုသာဝါဒဿ ဟောတိတိ၊ ဟူ၍။ ဝုတ္ထော၊ မိန့်တော်မူအပ်ပြီ။ သော၊ ထို သမ္ပဇာန မုသာဝါဒသည်။ အာပတ္တိတော၊ အားဖြင့်။ ကိံ၊ အဘယ်သည်။ ဟောတိ၊ နည်း။ ကတရာပတ္တိ၊ အဘယ်အာပတ်သည်။ ဟောတိ၊ နည်း။ ဣတိ အတ္ထော။ [ကိံ ဟောတိကို ထပ်ဖွင့်သည်။] ဒုက္ကဋ္ဌာပတ္တိ၊ သည်။ ဟောတိ။ သာ စ၊ ထိုဒုက္ကဋ္ဌအာပတ်သည်လည်း။ မုသာဝါဒလက္ခဏေန၊ မုသာဝါဒလက္ခဏာအားဖြင့်။ န (ဟောတိ)၊ ဖြစ်သည်မဟုတ်။ ပန၊ အဟုတ်ကား။ ဘဂဝတော၊ ၏။

၁။ ကြိယတောတိ ဝက္ခတိ။ ။ဝိတဏှဝါဒီသည် သမ္ပဇာနမုသာဝါဒ သိက္ခာပုဒ်၌ လာသော မပြုထိုက်သော လိမ်လည်မှုကို ပြုခြင်းကို ရည်ရွယ်၍ “ကြိယတော” ဟု ဖြေသည်။ ထိုသို့ “ကြိယတော” ဟု ဖြေခြင်းကြောင့် နောက်ထပ်မေးရာ၌ “အနာဝိကရောန္တော ကတရံ ကြိယံ ကရေတိ-အဘယ်ကြိယကို ပြုသနည်း” ဟု မေးသည်။ ရှေးစာအုပ်များ၌ “အကြိယတောတိ ဝက္ခတိ” ဟု ရှိ၏။ ထို “အကြိယတောတိ ဝက္ခတိ” ဟူသောစကားသည် နောက်ထပ်မေးမည့် “ကတရံ ကြိယံ ကရေတိ” နှင့် မလိုက်လျောချေ။ ထို့ကြောင့် ပါဠိပျက်သာတည်း။

ဝစနေ၊ ဒုက္ခာဋ္ဌာပတ္တိဟူသော စကားတော်ကြောင့်။ ဝစီဒ္ဓါရေ၊ ဤ။ အကြိယ သမုဋ္ဌာနာ၊ အကြိယ သမုဋ္ဌာန်ဖြစ်သော။ (ထင်စွာပြုထိုက်သော အမှုကို မပြုခြင်းကြောင့်ဖြစ်သော။) အာပတ္တိ၊ သည်။ ဟောတိ၊ ဣတိ၊ သို့။ ဝေဒိဟဗ္ဗာ၊ ၏။ စ၊ သာဓက ကား။ အနာလပန္နော၊ ပ။ စိန္တိတာတိ၊ ဟူသော။ ဧတံ၊ ဤ၊ ဂါထာစကားကို။ (အာယသ္မတာ ဥပါလိတ္ထေရေနပိ၊ သည်လည်း။) ဝုတ္တံ၊ မိန့်တော်မူအပ်ပြီ။

[(ယော၊ အကြင် ရဟန်းသည်။) ကေနစိ၊ တစုံယောက်သော။ မနုဇေန၊ လူနှင့်တကွ။ အနာလပန္နော၊ စကားမပြောဆိုသည်။ (ဟောတိ။) ပရေ စ၊ မိမိမှတစ်ပါး အခြားပုဂ္ဂိုလ်တို့ကိုလည်း။ (သန္ဓာယ၊ ရည်မှတ်၍။) ဝါစာဂိရံ၊ စကားဟု ဆိုအပ်သော အသံကို။ ဝါ၊ စကားလုံးတို့ကို မြှောက်ဆိုခြင်းကို။ နော ဘဏေယျ၊ မပြောမဆိုရာ။ (အထ၊ ထိုသို့ဖြစ်ပါလျက်။ သော၊ ထို ရဟန်း သည်။) ဝါစသိကံ၊ ဝစီဒ္ဓါရေဖြစ်သော အာပတ်သို့။ အာပဇ္ဇေယျ၊ ရောက်ရာ၏။ ကာယိကံ၊ ကာယဒွါဉ်ဖြစ်သော အာပတ်သို့။ န (အာပဇ္ဇေယျ)။ သော ပဉ္စာ၊ ဤ ပြဿနာကို။ ကုသလေဟိ၊ ဝိနည်းကျမ်းကျင့် ပညာရှင်တို့ သည်။ စိန္တိတာ၊ ကြံအပ်ကုန်ပြီ။ ဣတိ (အယံ၊ ကား။ အတ္ထော၊ တည်း။ ဣတိ၊ သို့။ သညာပေတဗ္ဗော၊ ထိုက်၏။)]

ဧဝံ၊ ဤသို့လျှင်။ အကုသလံ၊ အကုသိုလ်ဖြစ်သော။ ဝစိကမ္ပံ၊ ဝစိကံသည်။ မနောဒ္ဓါရေ၊ မနောဒ္ဓါရေ၌။ န သမုဋ္ဌာတိ၊ မဖြစ်။ ဣတိ၊ သို့။ ဧတ္ထ၊ ဤ ဝစိကံအရာ၌။ နိဋ္ဌံ၊ ဆုံးဖြတ်ခြင်းသို့။ ဂန္တဗ္ဗံ၊ ရောက်ထိုက်၏။

၁။ ဝါစာဂိရံ။ ။ ဝါစာသင်္ခါတံ ဂိရံ၊ စကားဟု ဆိုအပ်သော အသံကို။ ဝါစာနုဇ္ဈာ- ရဏံ ဝါ၊ အဖန်ဖန် မြှောက်ဆိုအပ်သော စကားကို။ ဤသို့ ဋီကာ၌ ၂-နည်းဖွင့်၏။ ထိုအလို ဝါစာဂိရံကို သမာသ်ပုဒ်တပုဒ်တည်းဟု ဆိုလို၏။ “ဝါစာသင်္ခါတာ+ဂိရာ ဝါစာဂိရာ”ဟု လည်းကောင်း။ “ဂိရိယတေတိ ဂိရာ၊ ဝါစာ ဧဝ+ဂိရာ ဝါစာဂိရာ”ဟုလည်းကောင်း ဝိဂ္ဂဟပြုပါ။ ပရိဝါ အဋ္ဌကထာ၌ကား ဝါစာနှင့် ဂိရံကို ၂-ပုဒ်ခွဲ၍ ဖွင့်ထား၏။

အမှာ။ ။ “အယံ ဟေတ္ထ အတ္ထော။ ပ။ စိန္တိတာ” ဟု နှိုင်းအောင်သော စကား သည် ဝိနည်းမဟာဝါ အဋ္ဌကထာ ဥပေါသထက္ခန္ဓကဉ္စလာသော စကားနှင့် သဘောတူ ပင်တည်း။ ထို့ကြောင့် “အတ္ထေန-အနက်အားဖြင့်” ဟုရာ၌ “အဋ္ဌကထာဖွင့်ထားသော အနက်အားဖြင့်” ဟု ဆိုလိုသည်။ ထို၌ သံဝဏ္ဏေတဗ္ဗပါဠိကို ချန်၍ အားလုံး အနက်တူပင် ဖြစ်သည်။ ဥပေါသထက္ခန္ဓက ပါဠိတော်၌လာသော “သမ္ပဇာနမုသာဝါဒဿ ဟောတိ” ကိုပင် “ယွာယံ သမ္ပဇာနမုသာဝါဒဿ ဟောတိတိ ဝုတ္ထော” ဟု ဆိုသည်။ ထို့ကြောင့် မဟာဝါ အဋ္ဌကထာနှင့် ဤ အဋ္ဌကထာစာအုပ်တို့၌ “ယွာယံ သမ္ပဇာနမုသာဝါဒေါ ဟောတိတိ” ဟု ရှိသည်ကား မကောင်း။ “ယွာယံ သမ္ပဇာနမုသာဝါဒဿ ဟောတိတိ ဝုတ္ထော” ဟု ရှိရမည်။

[ဝစီကံ၏ ကာယဒွါရ ဝစီဒွါရတို့၌ ဖြစ်ပုံကို ပြပြီး၍ မနောကံ၏ ဒွါရ ၃-ပါး လုံး၌ ဖြစ်ပုံကို ပြလိုသောကြောင့် “ယဒါ ပန” စသည် မိန့်။] ပန၊ ကား။ ယဒါ၊ ၌။ အဘိဇ္ဈာသဟဂတေန၊ အဘိဇ္ဈာနှင့် တကွဖြစ်သော။ စေတသာ၊ စိတ်ဖြင့်။ ကာယင်္ဂံ၊ ကိုယ်အင်္ဂါကို။ စောပေန္တော၊ လှုပ်စေလျက်။ ဟတ္ထဂ္ဂါဟာဒီနိ၊ မာတုဂါမ၏ လက်ကိုကိုင်ဆွဲခြင်း အစရှိသော အမှုတို့ကို။ ကရောတိ၊ ပြု၏။ [အာဒိဖြင့် ဝေဏိဂ္ဂါဟ၊ အင်္ဂပရာမသန-စသည်တို့ကို ယူ။ ရှေးနိဿယ၌ “လက်ဖြင့်ကိုင်ယူခြင်း အစရှိသည်တို့ကို” ဟု တနည်း ပေးသေး၏။ “သူတပါးပစ္စည်းကို လက်ဖြင့်ကိုင်ခြင်း စသည်ကို” ဟု ဆိုလိုဟန်တူသည်။] ဗျာပါဒသဟဂတေန၊ သော။ စေတသာ။ ဒဏ္ဍပရာမာသာဒီနိ၊ တုတ်ကိုသုံးသပ်ခြင်း အစရှိသည်တို့ကို။ [သူတပါးကို ပုတ်ခတ်ဖို့ရန် တုတ်ကိုကိုင်ခြင်း စသည်တို့ကို။] (ကရောတိ။) မိစ္ဆာဒိဋ္ဌိသဟဂတေန၊ သော။ စေတသာ၊ ဖြင့်။ ခန္ဓသိဝါဒယော၊ ကဒဲနတ်

၁။ ဗျာပါဒသဟဂတေန။ ။ဗျာပါဒဟူသည် သူတပါးကို သေစေလိုသော ဒေါသတည်း။ ထိုဒေါသစိတ်ဖြင့် ဒဏ္ဍပရာမာသ (တုတ်ကိုင်မှု) စသည်ပြုလျှင် “ဗျာပါဒမနောကံ” ဟု ဆိုထား၏။ သို့ဖြစ်လျှင် ရှင်ဒေဝဒတ်၏ ဗုဒ္ဓမြတ်စွာကို သတ်ဖို့ရန် ဂိဇ္ဈကုဋ်တောင်ပေါ်မှ ကျောက်တုံးကို လှိမ့်ချရာ၌ အသမမြောက်သော ပါဏာတိပါတကံ၏ ပုဗ္ဗပယောဂ-အခိုက်မှာ ဗျာပါဒမနောကံ မြောက်-မမြောက် ငြင်းခုံကြရာဝယ် အဘယ်သို့ ဆုံးဖြတ်မည်နည်း။

၂။ ခန္ဓသိဝါဒယော။ ။ “ကုမာရော ခန္ဓော ဟရော” ဟု အဘိဓာန်၌ ပရိယာယ် ၃-မျိုးလာ၏။ ထို ခန္ဓကုမာရမည်သော နတ်ကို “ခဒဲနတ်” ဟု မြန်မာပြန်သည်။ ရှေးအဘိဓာန်နိဿယ၌ “ဗိဿနိနတ်” ဟု မြန်မာပြန်၏။ “မဟိဿရော သိဝေါ သူလီ” စသည်ဖြင့် အဘိဓာန်၌လာသောကြောင့် မဟိဿရနတ်ကိုပင် “သိဝနတ်” ဟု ခေါ်၏။ “မဟာဒေဝနတ်” ဟုလည်း ခေါ်၏။ ရှေးနိဿယတို့၌ မဟိဿရကို ရည်ရွယ်၍ သိဝကို ပရမိဿရ (ပရမိသွာ) ဟု အမျိုးမျိုး အနက်ပေးကြသည်။ ထိုနတ်တို့သည် ဟိန္ဒူတို့က ဘုရားအရာ၌ယား၍ ကိုးကွယ်အပ်သော နတ်တို့တည်း။ မိစ္ဆာဒိဋ္ဌိကို ပြရာဝယ် ထိုနတ်တို့ကို နိဒဿန နည်းအားဖြင့် ဥဒါဟရုဏ် ထုတ်ပြသည်။ “ထို ခန္ဓသိဝနတ်တို့ကို အမြတ်ဟနိုး ကိုးကွယ်၍ မိစ္ဆာဒိဋ္ဌိကမ္မပထမြောက်သည်-ဟု မဆိုလိုပါ” ဟုလို။ မိစ္ဆာဒိဋ္ဌိ အယူအတွက် နတ္ထိကဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ၊ အကြံယဒိဋ္ဌိတို့သာ ကမ္မပထ မြောက်သည် ဟု မှတ်ပါ။

အနုဋ္ဌိကာ။ ။ သုဂတိ ဒုဂ္ဂတိဘဝတို့၌ ဖြစ်ရခြင်းသည် ကောင်းစွာပြုအပ် မကောင်းသဖြင့် ပြုအပ်သော ကံကြောင့် မဟုတ်၊ ခန္ဓနတ် သိဝနတ်စသော တန်ခိုးကြီးသော နတ်ဘုရားတို့ကြောင့် (နတ်ဘုရားတို့၏အလိုအတိုင်း) ဖြစ်ရ၏-ဟု ယူဆ၍ “ဒါနစေတနာ၏ အကျိုးသည် မရှိ” စသည်ဖြင့် မှားယွင်းစွာသုံးသပ်သူ၏အတွက် “မိစ္ဆာဒိဋ္ဌိသဟဂတေန စေတသာ ။ပ။ ပရိဘဏ္ဍာဒီနိ ကရောတိ” ဟူသော စကားကို အဋ္ဌကထာဆရာ ဆိုအပ်

မဟာဒေဝနတ် အစရှိသူတို့သည်။ သေဋ္ဌာ၊ ချီးမွမ်းအပ် မြတ်သော ကိုးကွယ်ရာ တို့တည်း။ ဣတိ၊ ဤသို့ ကြံ၍။ တေသံ၊ ထိုခဒဲနတ် မဟာဒေဝနတ် အစရှိသူ တို့၏။ ဝါ၊ တို့ကို။ အဘိဝါဒနံ ။ပ။ ပရိဘဏ္ဍာဒိနိံ ။ ရှိခိုးမှု၊ လက်အုပ်ချီမှု၊ နတ် ရုပ်တို့၏ အင်းပျဉ်ငယ်ကို ရေဆေးခြင်း ဆေးသုတ်ခြင်းအစရှိသော အမှုတို့ကို။ ကရောတိ၊ ။၏။ တဒါ ။ပ။ သမုဋ္ဌာတိ။ ။ ပန၊ ဆက်။ ဧတ္ထ၊ ဤမနောကံ၏ ကာယဒွါရဝယ် ဖြစ်ရာ၌။ စေတနာ၊ စေတနာသည်။ အဗ္ဗောဟာရိကာ၊ ကာယ ကံ ဟု ခေါ်ဝေါ်အပ်သည်၏ အဖြစ်သို့ မရောက်သည်။ ဟောတိ၊ ။၏။

ပန၊ ကား။ (မနောကံ၏ကာယဒွါရ၌ ဖြစ်ပုံမှတစ်ပါး ဝစီဒွါရ၌ ဖြစ်ပုံကား။) ယဒါ၊ ။၌။ အဘိဇ္ဈာ သဟဂတေန၊ သော။ စေတသ၊ ဖြင့်။ ဝါဖဂံ၊ နှုတ် အင်္ဂါကို။ ဖောပေန္တော၊ လျက်။ ယံ၊ အကြင် ဥစ္စာသည်။ ပရဿ၊ သူတပါး၏ ဥစ္စာတည်း။ တံ၊ ထို သူတပါးဥစ္စာသည်။ မမံ၊ ငါ၏ဥစ္စာသည်။ [မမ+ဣဒံ မမံ။] အဿ၊ ဖြစ်ပါမှုကား။ အဟောဝဟ၊ အော်-ကောင်းလေစွ။ ဣတိ၊ သို့။ ပရဝိတ္တုပကရဏံ၊ သူတပါး၏ နှစ်သက်ခြင်း၏ အကြောင်းဖြစ်သော။

ပါသည်-ဟု ဝဒန္တိ ဝါဒကို အနုဋီကာပြု၏။ မူလဋီကာပြုသော-နိဒဿနနည်းမဟုတ်၊ မုချ ကမ္မပထ-မြောက်သော မိစ္ဆာဒိဋ္ဌိဖြစ်ပုံကို ပြသော စကား” ဟု ဝဒန္တိ ဆရာတို့က ဆိုလိုသည်။

၁။ ဘူတပိဋိက ပရိဘဏ္ဍာဒိနိံ။ ။နတ်ရုပ်ကို ဘူတ၊ ထို နတ်ရုပ်တို့၏ တည်နေရာ အင်းပျဉ်ငယ်ကို ပိဋိကာ-ဟု ခေါ်သည်။ [ဘူတပိဋိကာ ဒေဝကုလပိဋိကာတိ ဧတ္ထ ဒေဝ-တာနံ ဗလိကရဏဋ္ဌာနဘူတံ (ပူဇော်ပသမှုကို ပြုရာဋ္ဌာနဖြစ်၍ ဖြစ်သော) ပိဋိ-ပဌမ ပိဌ ဝိမာနဝတ္ထုအဋ္ဌကထာ။] ထို အင်းပျဉ်ငယ်ကို ရေဆေးခြင်း ဆေးသုတ်ခြင်းကို “ပရိဘဏ္ဍ” ဟု ခေါ်သည်။

၂။ စေတနာ ပနေတ္ထ အဗ္ဗော ဟာရိကာ။ ။အဘိဇ္ဈာ-စသော မနောကံတို့က ပဓာန ဖြစ်သောကြောင့် အဘိဇ္ဈာ-စသည်တို့နှင့် အတူတကွ ဖြစ်သော စေတနာသည် ကာယ ဒွါရ၌ ဖြစ်ရသော်လည်း ကာယကံဟူသော အမည်ကို မရ။ ထို့ကြောင့် “အဗ္ဗောဟာရိကာ” ဟု ဆိုသည်။

မှတ်ချက်။ ။ရှေး ကာယကံ ဝစီကံတို့ကို ပြရာ၌ “စေတနာပက္ခိကာ ဝါ ဘဝန္တိ အဗ္ဗောဟာရိကာ ဝါ” ဟု ပြခဲ့၏။ ထိုနည်းအတိုင်းဆိုလျှင် “အဘိဇ္ဈာဒိပက္ခိကာ ဝါ ဘဝန္တိ” ဟု လည်း ရှိသင့်၏။ သို့သော် “တိဝိဓာ ဘိက္ခဝေ မနောသဉ္ဇေတနာ အကု-သလံ မနောကမ္မံ” ဟု ဟောတော်မူခြင်းကြောင့် စေတနာသည် မိမိ သဘောအတိုင်း ပင် မနောကံအမည်ရနေ၏။ အဘိဇ္ဈာ-စသည်တို့၏ နောက်လိုက် အသင်းအပင်းဝင် ဖြစ်ဖွယ်မလို။ ထို့ကြောင့် “အဘိဇ္ဈာဒိပက္ခိကာ ဝါ” ဟု မဆိုတော့။

ဥစ္စာကို။ အဘိဇ္ဈာယတိ၊ ရှေးရှုကြံစည်၏။ ဗျာပါဒ သဟဂတေန၊ သော။
 စေတသာ၊ ဖြင့်။ ဣမေသတ္တာ၊ ဤသတ္တဝါတို့သည်။ ဝါ၊ တို့ကို။ ဟညန္တ၊
 ဝါ၊ သတ်မှုလည်း သတ်အပ်ပါစေကုန်။ ဗဇ္ဈန္တ၊ ဝါ၊ နှောင်ဖွဲ့မှုလည်း နှောင်
 ဖွဲ့အပ်ပါစေကုန်။ ဥစ္ဆိဇ္ဇန္တ၊ ဝါ၊ ဖြတ်မှုလည်း ဖြတ်အပ်ပါစေကုန်။ မာ ဝါ
 အဟေသံ၊ မရှိမှုလည်း မရှိပါစေကုန်လင့်။ ဣတိသို့။ ဝဒတိ၊ ပြောဆို၏။
 မိစ္ဆာဒိဋ္ဌိ သဟဂတေန။ စေတသာ၊ ဖြင့်။ ဒိန္နံ၊ ပေးလှူကြောင်း ဒါနစေတနာ
 သည်။ နတ္ထိ၊ မရှိ။ ယိဋ္ဌံ၊ ယဇ်ကြီးပူဇော်ကြောင်းစေတနာသည်။ နတ္ထိ။ ဣတိ
 အာဒိနိ၊ ဤသို့ အစရှိသော စကားတို့ကို။ ဝဒတိ၊ ၎င်း၏။ တဒါ။ ပ။ ဝစီဒွါရေ
 သမုဋ္ဌာတိ။ ပန၊ ဆက်။ ဧတ္ထ၊ ဤ မနောကံ၏ ဝစီဒွါရဝယ် ဖြစ်ရာ၌။ စေတ-
 နာ၊ သည်။ အဗ္ဗောဟာရိကာ၊ ဝစီကံဟု ခေါ်ဝေါ်အပ်သည်၏ အဖြစ်သို့
 မရောက်သည်။ ဟောတိ။

ပန၊ ကား။ (မနောကံ၏ ဝစီဒွါရ၌ ဖြစ်ပုံမှတစ်ပါး မနောဒွါရ၌ ဖြစ်ပုံကား။)
 ယဒါ၊ ဌ။ ကာယင် ဝါစင်္ဂါနိ၊ ကိုယ်အင်္ဂါ နှုတ်အင်္ဂါတို့ကို။ အစောပေတွာ၊
 မလှုပ်စေမူ၍။ ရဟော၊ ဆိတ်ငြိမ်ရာ အရပ်၌။ နိသိန္နော၊ ထိုင်နေလျက်။ အဘိဇ္ဈာ
 ။ ပ။ သဟဂတာနိ၊ အဘိဇ္ဈာ၊ ဗျာပါဒ၊ မိစ္ဆာဒိဋ္ဌိနှင့် တကွဖြစ်ကုန်သော။ စိတ္တာနိ၊
 တို့ကို။ ဥပ္ပာဒေတိ။ တဒါ။ ပ။ မနောဒွါရေ သမုဋ္ဌာတိ။ 'ပန၊ ဆက်။ ဣမသို့'
 ဌာနေ၊ ဤ မနောကံ၏ မနောဒွါရဝယ် ဖြစ်ရာ၌။ စေတနာပိ၊ သည်လည်း
 ကောင်း။ စေတနာ သမ္ပယုတ္တကာ၊ စေတနာနှင့် ယှဉ်ကုန်သော။ ဓမ္မာပိ၊
 တရားတို့သည် လည်းကောင်း။ မနောဒွါရေယေဝ၊ ၌သာ။ သမုဋ္ဌဟန္တိ၊ ဖြစ်
 ကုန်၏။ [ဤ၌ စေတနာက မနောကံ ဖြစ်နေသောကြောင့် အဗ္ဗောဟာရိက

၁။ ဗျာပါဒ။ ပ။ ဝဒတိ။ ။ ဗျာပါဒနှင့် တကွဖြစ်သော စိတ်ဖြင့် "ဣမေ သတ္တာ
 ဟညန္တ" စသည်ဆိုလျှင် "ဗျာပါဒ မနောကံ" ဟု ဆိုထား၏။ သို့ဖြစ်လျှင် ရှင်
 ဒေဝဒတ်၏ ဗုဒ္ဓမြတ်စွာသတ်ဖို့ရန် လေးသမားတို့ကို စေခိုင်းရာ၌ ပါဏာဟိပါတ-ကံ
 အထမမြောက်သော်လည်း ဗျာပါဒ-ကံ အထမြောက်-မမြောက်ကို ဆုံးဖြတ် နိုင်
 လောက်ပါပြီ။

၂။ ဣမသို့' ပန ဌာနေ။ ပ။ သမုဋ္ဌဟန္တိ။ ။ ကာယင် ဝါစင်္ဂါတို့ကို မလှုပ်ရှားစေသော
 ကြောင့် စေတနာနှင့် စေတနာသမ္ပယုတ္တဓမ္မ အားလုံးပင် မနောဒွါရ၌သာ ဖြစ်ကြ၏။
 ထို့ကြောင့် (ရှေ့ ကာယဒွါရ ဝစီဒွါရ၌ မနောကံဖြစ်ပုံကို ပြရာဝယ် စေတနာကို
 အဗ္ဗောဟာရိက ဟု ဆိုရသကဲ့သို့) 'ဤ မနောဒွါရဝယ် မနောကံဖြစ်ရာ၌ မည်သည့်
 နည်းနှင့်မျှ စေတနာ၏ အဗ္ဗောဟာရိက-အဖြစ် မရှိတော့' ဟု ဆိုလိုသည်။ [ဣမသို့'
 ပန ဌာနေ။ ပ။ တသ္မာ စေတနာယ အဗ္ဗောဟာရိကဘာဝေါ ကထံ နတ္ထိတိ အဓိပ္ပာ-
 ယော။ -စိကာ။]

အဖြစ် မရှိရကား ရှေး ဒွါရတုန်းကကဲ့သို့ “စေတနာ ပနေတ္ထ အဗ္ဗောဟာရိကာ” ဟု မဆိုတော့။] ဧဝံ၊ လျှင်။ အကုသလံ၊ သော။ မနောကမ္မံ၊ သည်။ တိသုပိ၊ ၃-ပါးလည်း ဖြစ်ကုန်သော။ ဒွါရေသု၊ တို့၌။ သမုဋ္ဌာတိ၊ ဣတိ ဝေဒိတဗျံ။

ပန၊ ကား။ (အကုသိုလ်ကံ ၃-ပါးမှတပါး ကုသိုလ်ကံ ၃-ပါးကား။) တထာ ကုသလာနိ ကာယဝစီမနောကမ္မာနိတိ၊ ဟူ၍။ ယံ၊ အကြင် စကား ကို။ (မယာ၊ ငါသည်။) ဝုတ္တံ၊ ဆိုအပ်ပြီ။ [“အကုသလံ မနောကမ္မံ ပန တိသုပိ ဒွါရေသု သမုဋ္ဌာတိ” နှင့် ဆက်၍ဆိုခဲ့ပြီ။] တတြ၊ ထိုစကားရပ်၌။ အယံ၊ ကား။ နယော၊ တည်း။ ဟိ၊ ချဲ့။ ယဒါ၊ ကေနစိ၊ တစုံတခုသော။ ကာရ-ဏေန၊ ကြောင့်။ (ပါးစပ်၌ အနာဖြစ်နေခြင်း စသော အကြောင်းကြောင့်။) ဝတ္တံ၊ ပြောဆိုခြင်းငှာ။ အသက္ကောန္တော၊ မစွမ်းနိုင်သည်။ (ဟုတော့။) ပါဏာတိ ပါတာ ပဋိဝိရမာမိတိ၊ ပါဏာတိပါတာ ပဋိဝိရမာမိ ဟူ၍လည်းကောင်း။ အဒိန္နာဒါနာ ပဋိဝိရမာမိတိ၊ ဟူ၍ လည်းကောင်း။ ကာမေသုမိစ္ဆာစာရာ ပဋိဝိရမာမိတိ၊ ဟူ၍လည်းကောင်း။ ဣတိ၊ သို့။ ဣမာနိ သိက္ခာပဒါနိ၊ တို့ကို။ (ကာယဒွါရနှင့်ဆိုင်သော သိက္ခာပုဒ် ၃-ပါးတို့ကို။) ဟတ္ထမုဒ္ဒါယ၊ လက် ချောင်းတို့ကို တွန့်စေခြင်းဖြင့်။ (လက်ပြသောအားဖြင့်။) ဂဏှာတိ၊ ယူ၏။ တဒါ၊ ပ။ သမုဋ္ဌာတိ။ တေဟိ စိတ္တေဟိ၊ ထို ကုသိုလ်စိတ်တို့နှင့်။ သဟဂတာ၊ ကုန်သော။ အနဘိဇ္ဈာဒယော၊ အနဘိဇ္ဈာ-အစရှိသော တရားတို့သည်။ စေတနာပက္ခိကာ ဝါ၊ ကုန်သည်လည်းကောင်း။ အဗ္ဗောဟာရိကာ ဝါ၊ မနောကံ ဟု ခေါ်ဝေါ်အပ်သည်၏အဖြစ်သို့မရောက်ကုန်သည် လည်းကောင်း။ ဟောန္တိ။

ပန၊ ကား။ (ကာယကံ၏ ကာယဒွါရ၌ ဖြစ်ပုံမှတစ်ပါး ဝစီဒွါရ၌ ဖြစ်ပုံ ကား။) ယဒါ။ တာနေဝ သိက္ခာပဒါနိ၊ ထို ပါဏာတိပါတာ ဝေရမဏိ-

၁။ စေတနာပက္ခိကာ ဝါ။ ။ပါဏာတိပါတာ ပဋိဝိရမာမိ-စသည်ဖြင့် ဆောက် တည်ရာဝယ် ဝိရတိဖြစ်သည် မဟုတ်ပါလော၊ ဝိရတိဖြစ်လျှင် “ဝိရတိပက္ခိကာ ဝါ” ဟု ဆိုသင့်သည် မဟုတ်ပါလော၊ ဤသို့ မေးဖွယ်ရှိ၏။ အဖြေကား-“တိဝိဓာ ဘိက္ခဝေ ကာယသဗ္ဗေတနာ ကုသလံ ကာယကမ္မံ” ဤသို့ အစရှိသည်ဖြင့် ကုသိုလ်စေတနာကို ကံဟု ဟောတော်မူသောကြောင့် ပါဏာတိပါတာဒိ ဝိရတိသည် ပဓာနမဟုတ်၊ ထို ဝိရတိဖြင့် အထူးပြုအပ်သော စေတနာသည်သာ ပဓာနတည်း။ မှန်၏-“ပါဏာတိပါ-တာ ပဋိဝိရမာမိ” စသည်ဖြင့် ဆောက်တည်ခိုက်၌ ရှောင်ကြဉ်ဖွယ်ရာ ဝိတိက္ကမိတဗ္ဗ အာရုံ မရှိလျှင် ဝိရတိစေတသိက်ပင် မဖြစ်၊ စေတနာကား ဖြစ်သည်သာ။ ဤသို့ စေတနာ သာ ပဓာန ဖြစ်သောကြောင့် “ဝိရတိပက္ခိကာ ဝါ” ဟု မဆိုပဲ “စေတနာပက္ခိကာ ဝါ” ဟုသာ ဆိုရသည်။

အစရှိသော သိက္ခာပုဒ်တို့ကိုပင် ဝစီဘေဒံ ကတွာ ဂဏှာတိ၊ တဒါ။ပ။
 အဗ္ဗောဟာရိကာ ဝါ၊ မနောကံ ဟု ခေါ်ဝေါ်။ပ။မရောက်ကုန်သည် လည်း
 ကောင်း။ ဟောန္တိ။ ပန၊ ကား။ (ကာယကံ၏ ဝစီဒွါရ၌ ဖြစ်ပုံမှတစ်ပါး
 မနောဒွါရ၌ဖြစ်ပုံကား။) ယဒါ။ တေသု သိက္ခာပဒေသု၊ ထို ပါဏာတိပါတာ
 ဝေရမဏိ-အစရှိသော သိက္ခာပုဒ်တို့ကို။ ဒိယျမာနေသု၊ ပေးအပ်ကုန်လတ်
 သော်။ ကာယဂံဝါစင်္ဂါနိ အစောပေတွာ။ မနသာဝ၊ ဖြင့်သာ။ ပါဏာတိ
 ပါတာ ပဋိဝိရမာမိတိ၊ ဟူ၍ လည်းကောင်း။ပ။ ကာမေသုမိစ္ဆာစာရာ ပဋိ-
 ဝိရမာမိတိ၊ ဟူ၍လည်းကောင်း။ ဂဏှာတိ၊ တဒါ။ပ။အဗ္ဗောဟာရိကာ ဝါ၊
 မနောကံ ဟု ခေါ်ဝေါ်သည်၏အဖြစ်သို့ မရောက်ကုန်သည်လည်းကောင်း။
 ဟောန္တိ။

ပန၊ ကား။ (ကာယကံ၏ ၃-ဒွါရ၌ ဖြစ်ပုံမှတစ်ပါး ဝစီကံ၏ ၃-ဒွါရ၌
 ဖြစ်ပုံကား။) မုသာဝါဒါ ဝေရမဏိတံ အာဒိနိ၊ ဤသို့ အစရှိကုန်သော။
 စတ္တာရိ၊ ကုန်သော။ သိက္ခာပဒါနိ၊ တို့ကို။ ဝုတ္တနယေနော၊ သာလျှင်။ (ကာ
 ယကံ၌ ဆိုအပ်ပြီးသော နည်းဖြင့်သာ။) ကာယာဒိဟိ၊ ကာယဒွါရ အစရှိသည်
 တို့ဖြင့်။ ဂဏှန္တဿ၊ ယူသော ပုဂ္ဂိုလ်၏။ ကုသလံ။ပ။ဣတိ ဝေဒိတဗ္ဗံ။ ဣဓာပိ၊
 ဤ ဝစီကံ၏ ဒွါရ ၃-ပါးတို့ဝယ် ဖြစ်ရာ၌လည်း။ အနဘိဇ္ဈာဒယော။ပ။
 အဗ္ဗောဟာရိကာ ဝါ၊ မနောကံ ဟု ခေါ်ဝေါ်အပ်သည်၏ အဖြစ်သို့ မရောက်
 ကုန်သည် လည်းကောင်း။ ဟောန္တိ။

ပန၊ ကား။ (ဝစီကံ၏ ၃-ဒွါရ၌ ဖြစ်ပုံမှတစ်ပါး မနောကံ၏ ၃-ဒွါရ၌ ဖြစ်
 ပုံကား။) အနဘိဇ္ဈာဒိ သဟဂတေဟိ၊ အနဘိဇ္ဈာ-အစရှိသည်နှင့် တကွဖြစ်
 ကုန်သော။ စိတ္တေဟိ၊ တို့ဖြင့်။ ကာယဂံ၊ ကို။ စောပေတွာ၊ ၍။ စေတိယဂံဏ
 ။ပ။ဝန္တနာဒိနိ၊ စေတိရင်ပြင်တော်ကို တံမြက်လှည်းခြင်း၊ နံ့သာပန်း အစ
 ရှိသည် တို့ဖြင့် ပူဇော်ခြင်း၊ စေတိဟော်ကို ရှိခိုးခြင်းအစရှိသော အမှုတို့ကို။
 ကရောန္တဿ၊ ပြုသော ပုဂ္ဂိုလ်၏။ ကမ္မံ၊ သည်။ပ။သမုဋ္ဌာတိ။ ပန၊ ဆက်။တ္ထေ၊
 ဤ မနောကံ၏ ကာယဒွါရဝယ် ဖြစ်ရာ၌။ စေဟနာ၊ သည်။ အဗ္ဗောဟာရိကာ၊
 ကာယကံ ဟု။ပ။သည်။ ဟောတိ။

အနဘိဇ္ဈာသဟဂတေန၊ သော။ စိတ္တေန၊ ဖြင့်။ ပါစင်္ဂံ စောပေတွာ။
 ပရဿ၊ သူတစ်ပါး၏။ ယံ ဝိဟ္တာပကရဏံ၊ အကြင် နှစ်သက်ခြင်း၏ အကြောင်းဖြစ်
 သော ဥစ္စာသည်။ (အတ္ထိ။) [ဝိတ္ထိယာ၊ နှစ်သက်ခြင်း၏+ဥပကရဏံ၊
 အကြောင်း။] တံ၊ ထို နှစ်သက်ခြင်း၏ အကြောင်းဖြစ်သော ဥစ္စာသည်။ မမံ၊
 ငါ၏ဥစ္စာသည်။ န အဿ၊ မဖြစ်ပါမူကား။ အဟော ဝတ။ ဣတိ၊ သို့။
 အနဘိဇ္ဈာယတော၊ ရှေးရှု မကြံစည်သော ပုဂ္ဂိုလ်၏ လည်းကောင်း။ အဗျာ-

ပါဒသဟဂတေန။ စိတ္တေန၊ ဖြင့်။ သဗ္ဗေ သတ္တာ၊ အလုံးစုံသော သတ္တဝါတို့
 သည်။ အဝေရာ၊ ကိုယ်တွင်းကိုယ်ပ ရန်မရှိကြကုန်သည်။ အဗျာပဇ္ဇာ၊ ဒေါသ
 မရှိကြကုန်သည်။ အနိဿ၊ ဆင်းရဲ မရှိကြကုန်သည်။ သုခိ၊ ချမ်းသာခြင်း
 ရှိကြကုန်သည်။ (ဟုတော။) အတ္တာနံ၊ အတ္တဘောကို။ ပရိဟရန္တု၊ ဆောင်ရွက်
 နိုင်ကြ ပါစေကုန်သတည်း။ ဣတိ၊ သို့။ ဝဒန္တဿ၊ မြက်ဆိုသော ပုဂ္ဂိုလ်၏
 လည်းကောင်း။ သမ္မာဒိဋ္ဌိသဟဂတေန။ စိတ္တေန၊ ဖြင့်။ ဒိန္နံ၊ ပေးလှူကြောင်း
 ဒါနစေတနာ၏ အကျိုးသည်။ အတ္ထိ။ ဣတိ အာဒိနိ၊ ဤသို့ အစရှိသော
 စကားတို့ကို။ ဥဒါဟရန္တဿ၊ မြက်ဆိုသော ပုဂ္ဂိုလ်၏လည်းကောင်း။ ကမ္မံ ။ပ။
 သမုဋ္ဌာတိ။ ပန၊ ဆက်။ ဣ၊ ဤ မနောကံ၏ ဝစီဒ္ဓါရဝယ် ဖြစ်ရာ၌။ စေတနာ၊
 သည်။ အဗျောဟာရိကာ၊ ဝစီကံ ဟု။ပ။သည်။ ဟောတိ။

ပန၊ ကား။ (မနောကံ၏ ဝစီဒ္ဓါရဝယ် ဖြစ်ပုံမှတစ်ပါး မနောဒ္ဓါရဝယ် ဖြစ်ပုံကား။)
 ကာယကံဝါစကံနိ အစောပေတော။ ရဟော၊ ဆိတ်ငြိမ်ရာ အရပ်၌။ နိသိန္နဿ၊
 ထိုင်နေလျက်။ မနသာဝ၊ စိတ်ဖြင့်သာလျှင်။ အနဘိဇ္ဈာဒိသဟဂတာနိ၊ အန-
 ဘိဇ္ဈာ အစရှိသည်တို့နှင့် တကွဖြစ်သော စိတ်တို့ကို။ ဥပ္ပာဒေန္တဿ၊ ဖြစ်စေ
 သော ပုဂ္ဂိုလ်၏။ ကမ္မံ။ပ။သမုဋ္ဌာတိ။ ပန၊ ဆက်။ ဣမသ္မိံ ဌာနေ၊ ဤ
 မနောကံ၏ မနောဒ္ဓါရဝယ် ဖြစ်ရာ၌။ စေတနာပိ၊ သည်လည်းကောင်း။
 စေတနာသမ္ပယုတ္တကာ၊ ကုန်သော။ ဓမ္မာပိ၊ တို့သည်လည်းကောင်း။ မနောဒ္ဓါ-
 ရေယေဝ၊ ညီသာလျှင်။ သမုဋ္ဌဟန္တိ၊ ဖြစ်ကုန်၏။ [“သမုဋ္ဌဟန္တိတိ ဟု ဣတိရှိလျှင်
 ကောင်း၏။ “ဣတိ အယံ၊ ကား။ နယော၊ တည်း” ဟု တတြာယံ နယောကို
 ပြန်လှည့်ပါ။ ဤ၌ “စေတနာ ပနေတ္ထ အဗျောဟာရိကာ” ဟု မဆိုပုံကို အကု-
 သိုလ်ကို ကာယကံ ဝစီကံတို့၏ မနောဒ္ဓါရဝယ် ဖြစ်ပုံအတိုင်း သိပါ။] ။

တတ္ထ၊ ထိုပါဏာတိပါတ အဒိန္နာဒါန အစရှိသည်တို့တွင်။ အာဏတ္တိ-
 သမုဋ္ဌိတေသု၊ စေခိုင်းခြင်းကြောင့် ဖြစ်ကုန်သော။ ပါဏာတိပါတ အဒိန္နာ-
 ဒါနေသု၊ ပါဏာတိပါတ အဒိန္နာဒါန ကာယကံတို့၌။ ကမ္မမ္ပိ၊ သည်လည်း။
 ကာယကမ္မံ ဟောတိ။ ဒ္ဓါရမ္ပိ၊ သည်လည်း။ ကမ္မဝသေနေဝ၊ ကံနှင့်စပ်သဖြင့်
 သာလျှင်။ ကာယဒ္ဓါရံ ဟောတိ။ ဣတိ၊ သို့။ ဝဒန္တော၊ ပြောဆိုသော ပုဂ္ဂိုလ်
 သည်။ ကမ္မံ၊ ကံကို။ ရက္ခတိ (နာပ)၊ နာမည် မပျက်အောင် စောင့်ရှောက်

၁။ ကမ္မံ ရက္ခတိ၊ ဒ္ဓါရံ ဘိန္ဒတိ။ ။ပါဏာတိပါတ-အမှုကို နှုတ်ဖြင့် စေခိုင်း၍
 ပြုစေရာ၌ ကာယကံ ဖြစ်သောကြောင့် ကာယကမ္မံ ဟု ဆိုသူသည် ကမ္မံ ရက္ခတိ-ကံကို
 မပျက်စီးအောင် စောင့်ရှောက် ပြောဆိုသူ ပညာ၏။ စေခိုင်းမှုအတွက် ဝစီဒ္ဓါရဝယ် ဖြစ်ပါ
 လျက် ကံကို အရင်းခံပြု၍ “ကာယဒ္ဓါရဝယ် ဖြစ်၏” ဟု ပြောဆိုသူကား အစစ်အမှန် ဝစီ-
 ဒ္ဓါရကို ဖျက်ဆီး၍ ပြောဆိုရာ ရောက်သည်။ မုသာဝါဒ-စသည်တို့ကို လက်ပြခြေပြု၍

သည် မည်၏။ ဒွါရံ၊ ကို။ ဘိန္ဒုတိ နာမ၊ နာမည်ပျက်အောင် ဖျက်သည်မည်
၏။ ဟတ္ထမုဒ္ဒါယ၊ ဖြင့်။ သမုဒ္ဓိတေသု၊ ဖြစ်ကုန်သော။ မုသာဝါဒါဒိသု၊ မုသာ
ဝါဒ အစရှိသည်တို့၌။ ဒွါရမ္ပိ၊ သည်လည်း။ ကာယဒွါရံ ဟောတိ။ ကမ္မမ္ပိ၊
သည်လည်း။ ဒွါရဝသေနေဝ၊ ဒွါရနှင့် စပ်သဖြင့်သာလျှင်။ ကာယကမ္မံ ဟော
တိ။ ဣတိ၊ သို့။ ဝဒန္တော၊ သည်။ ဒွါရံ၊ ကို။ ရက္ခတိ (နာမ)၊ မည်၏။
ကမ္မံ၊ ကို။ ဘိန္ဒုတိ နာမ၊ မည်၏။ တသ္မာ၊ ကြောင့်။ ကမ္မံ၊ ကို။ ရက္ခာမိ၊
စောင့်ရှောက်အံ့။ ဣတိ၊ ဤသို့ကြံ၍။ ဒွါရံ၊ ကို။ န ဘိန္ဒုတပွဲ၊ မဖျက်ထိုက်။
ဒွါရံ၊ ကို။ ရက္ခာမိ၊ အံ့။ ဣတိ၊ ဤသို့၊ ကြံ၍။ ကမ္မံ၊ ကို။ န ဘိန္ဒုတပွဲ။ ပန၊
အနွယ် ကား။ ယထာ ဝုတ္တေနေဝ၊ သော။ နယေန၊ (“ကထံ၊ သဟတ္တာ ဟံ
ပါဏံ ဟနန္တဿ” စသည်ဖြင့် ဆိုအပ်ပြီးသော နည်းဖြင့်။) ကမ္မဉ္စ၊ ကိုလည်း
ကောင်း။ ဒွါရဉ္စ၊ ကိုလည်းကောင်း။ ဝေဒိတပွဲ။ ဟိ၊ အကျိုးကား။ ဝေ၊ သို့။
(ဆိုအပ်ပြီးသောနည်းဖြင့်။) ကထေန္တော၊ ပြောဆိုသော ပုဂ္ဂိုလ်သည်။ ကမ္မံ၊ ကို။
နေဝ ဘိန္ဒုတိ၊ ဖျက်သည် မမည်။ ဒွါရံ၊ ကို။ န ဘိန္ဒုတိ၊ ဖျက်သည် မမည်။ ဣတိ၊
အပြီးတည်း။ ...ကမ္မကထာ နိဋ္ဌိတာ။

ပဉ္စဝိညာဏကထာ စသည်

၂။ ဣဒါနိ၊ ၃-ပါးသော ကံတို့ကို အကျယ်ပြုပြီးရာ ယခုအခါ၌။ ပဉ္စဝိညာ-
ဏာနိ ပဉ္စဝိညာဏဒွါရနီတိ အာဒိသု၊ အစရှိသော မာတိကာ စကားရပ်တို့၌။

ဆိုရာ၌ “ဝစီကံသည် ဝစီဒွါရ၌ ဖြစ်၏” ဟု ပြောသူလည်း ကံကို စောင့်ရှောက်၍
ဒွါရကို ဖျက်ရာရောက်သည်။

၁။ ဒွါရံ ရက္ခတိ၊ ကမ္မံ ဘိန္ဒုတိ။ ။လက်ပြ ခြေပြဖြင့် မုသားပြောရာ၌ ကာယဒွါရ
ဝယ် ဖြစ်သောကြောင့် ကာယဒွါရ ဟု ပြောသူသည် အမှန်အကန် ဖြစ်ရကား ဒွါရကို
စောင့်ရှောက်ရာ ရောက်၏။ ဒွါရကို အကြောင်းပြု၍ ထို မုသာဝါဒ-စသည်ကို ကာယကံ
ဟု ပြောဆိုသူကား ကံကို ဖျက်ရာရောက်သည်။

၂။ ဣဒါနိ။ ပ။ အာဒိသု။ ။ရှေ့ ဒွါရကထာ အစ၌ “တိဏိ ကမ္မာနိ၊ တိဏိ ကမ္မ-
ဒွါရနိ၊ ပဉ္စဝိညာဏာနိ။ ပ။ ဒသ အကုသလကမ္မပထာ” ဟု မာတိကာထားခဲ့၏။ ထို
မာတိကာတွင် တိဏိ ကမ္မာနိ၊ တိဏိ ကမ္မဒွါရနိ-ဟူသော မာတိကာ ၂-ပုဒ်၏
ဝိတ္ထာရကထာကို ပြုပြီး၍ ပဉ္စဝိညာဏာနိ-စသော မာတိကာပုဒ်တို့၏ ဝိတ္ထာရကထာကို
ပြုလိုသောကြောင့် “ဣဒါနိ။ ပ။ အာဒိသု” ဟု မိန့်သည်။ အာဒိဖြင့် ဆ ဖဿ၊ ဆ ဖဿ-
ဒွါရ-စသည်ကို ယူပါ။ အာဒိသု၏ စပ်ပုဒ်ကို ငယာဇနာ၌ “ဝိနိစ္ဆယော ဝေဒိတဗ္ဗော”
ဟု ထည့်၏။ သို့သော် ရှေ့၌ “ဝိတ္ထာရကထာ ဟောတိ” ဟု ပါခဲ့သောကြောင့်
“ဝိတ္ထာရကထာ ဟောတိ” ဟု နိဿယ၌ ထည့်လိုက်ပါသည်။

(ဝိတ္ထာရကထာ၊ အကျယ်ဖြစ်သော စကားသည်။ ဟောတိ၊ ဖြစ်၏။) စက္ခု-
 ဝိညာဏံ၊ စက္ခုဝိညာဉ် လည်းကောင်း။ ပ။ ကာယဝိညာဏံ၊ လည်းကောင်း။ ဣတိ
 ဣမာနိ၊ ဤသည်တို့ကား။ ပဉ္စ၊ ငါးပါးကုန်သော။ ဝိညာဏာနိ နာမ၊ ဝိညာဉ်
 တို့မည်၏။ စက္ခုဝိညာဏ ဒွါရံ၊ စက္ခုဝိညာဏ ဒွါရလည်းကောင်း။ သောတ-
 ဝိညာဏဒွါရံ၊ လည်းကောင်း။ ပ။ ကာယဝိညာဏဒွါရံ၊ လည်းကောင်း။ ဣတိ
 ဣမာနိ၊ တို့ကား။ ပဉ္စ၊ ကုန်သော။ ဝိညာဏဒွါရာနိ နာမ၊ တို့မည်၏။ ပဉ္စန္ဒ၊
 ကုန်သော။ ဣမေသံ ဒွါရာနံ၊ တို့၏။ ဝသေန၊ အစွမ်းဖြင့်။ ဥပ္ပန္နာ၊ ဖြစ်သော။
 စေတနာ၊ သည်။ ကာယကမ္မံ၊ သည်။ နေဝ ဟောတိ၊ မဟုတ်။ ဝစီကမ္မံ၊
 သည်။ န ဟောတိ။ မနောကမ္မမေဝ၊ မနောကံသည်သာ။ ဟောတိ။ ဟုတ်၏။
 ဣတိ၊ သို့။ ဝေဒိတဗျာ၊ သိထိုက်၏။

ပန၊ ကား။ စက္ခုသမ္ပယော၊ စက္ခုသမ္ပယ-လည်းကောင်း။ သောတ-
 သမ္ပယော၊ လည်းကောင်း။ ပ။ မနောသမ္ပယော၊ လည်းကောင်း။ ဣတိ
 ဣမေ၊ ဤသည်တို့ကား။ ဆ၊ ကုန်သော။ သမ္ပယာ နာမ၊ သမ္ပယာတို့ မည်၏။
 စက္ခုသမ္ပယဒွါရံ၊ စက္ခုသမ္ပယဒွါရ လည်းကောင်း။ ဝါ၊ စက္ခုသမ္ပယ၏ ဒွါရ
 လည်းကောင်း။ ဝါ၊ စက္ခုတည်းဟူသော သမ္ပယ၏ ဒွါရ လည်းကောင်း။
 (တနည်း) စက္ခု၊ စက္ခုဟူသော။ သမ္ပယဒွါရံ၊ သမ္ပယ၏ ဒွါရလည်းကောင်း။

၁။ စက္ခု ဝိညာဏဒွါရံ။ “စက္ခုဝိညာဏဿ+ဒွါရံ စက္ခုဝိညာဏဒွါရံ-စက္ခု
 ဝိညာဉ်၏ဒွါရ” ဟု ဆဋ္ဌိတပျုရ်သမာသ် လည်းကောင်း။ “စက္ခု စ+တံ+ဝိညာဏ-
 ဒွါရံ စာတိ စက္ခုဝိညာဏဒွါရံ-စက္ခုပသာဒ-ဟူသော+ဝိညာဉ်၏ ဒွါရ” ဟု ကမ္မဇာရ-
 သမာသ် လည်းကောင်း ဤသို့ သမာသ်ပုဒ်အဖြစ်ဖြင့် ဋီကာ၌ ၂-နည်းပြန်။ ထို့နောက်
 “စက္ခု+ဝိညာဏဒွါရံ” ဟု သမာသ်မတွဲပ ဝါကျအဖြစ်ဖြင့် တတိယနည်း ပြပြန်၏။ ထို
 ၃-နည်းလုံး၌ပင် အရကောက်မှာ စက္ခုပသာဒ-ချည်းသာ ဖြစ်သည်။

သောတ ဃာန ဇိဝှာ။ “သောတဝိညာဏဒွါရံ၊ ဃာနဝိညာဏဒွါရံ” စသည်
 ဖြင့် ဆိုလိုလျက် ဝိညာဏဒွါရံဟူသော နောက်ပုဒ်ကို ချေ၍ “သောတ ဃာန ဇိဝှာ”
 ဟု ချုံးထားသည်။ “သောတ” စသည်တို့၌ မူလဋီကာ တတိယနည်းအတိုင်း ဝါကျ
 ဟု ကြံသောအခါ “သောတံ+ဝိညာဏဒွါရံ” ဟု ဆိုလိုလျက် အဝိဘတ္တိက နိဒ္ဒေသ
 အားဖြင့် ဝိဘတ်ပေါပဲ (ဝိဘတ်သက်ပြီးမှ ချေလျက်) ညွှန်ပြထားသည် ဟု ကြံရသည်။

၂။ နေဝ ကာယကမ္မံ။ ။ ပဉ္စဝိညာဉ်သည် ကာယဝိညာဉ် ဝစီဝိညာဉ်ကို မဖြစ်စေ
 နိုင်။ [ဝိညာဉ်ကို ဖြစ်စေနိုင်သော စိတ်များကို သတိပြုပါ။] ဝိညာဉ်ပါမှ ကာယကံ ဝစီကံ
 အထမြောက်၏။ ဝိညာဉ်ကို မဖြစ်စေနိုင်သောကြောင့် ပဉ္စဒွါရ၌ဖြစ်သော စေတနာသည်
 ကာယကံ ဝစီကံ အမည်မရပဲ မနောကံ အမည်သာ ရ၏။ မနောကံ ဆိုသော်လည်း ကမ္မ-
 ပထမြောက်သော မနောကံ မဟုတ်ပါ။

[ကြိုသို့စက္ခုဝိညာဏဒွါရံကိုဋီကာဖွင့်ပုံမှိး၍ ၃-နည်းပေးပါ။]။ပ။ဣတိ ဣမာနိ၊ တို့ကား။ ဆ၊ ကုန်သော။ သမ္ပဿဒွါရာနိ နာမ၊ တို့မည်၏။

စက္ခု အသံဝရော၊ စက္ခုအသံဝရ လည်းကောင်း။ ဝါ၊ စက္ခုဒွါရ၌ဖြစ်သော အသံဝရ လည်းကောင်း။ သောတအသံဝရော၊ လည်းကောင်း။ပ။ ပသာဒကာယ အသံဝရော၊ လည်းကောင်း။ ဝါ၊ ကာယပသာဒ၌ဖြစ်သော အသံဝရ လည်းကောင်း။ စောပနကာယ အသံဝရော၊ လည်းကောင်း။ ဝါ၊ လှုပ်ရှားစေတတ်သော ကာယဝိညာတ်၌ဖြစ်သော အသံဝရ လည်းကောင်း။ဝါ-စာ အသံဝရော၊ လည်းကောင်း။ ဝါ၊ ဝစီဒွါရ၌ဖြစ်သော အသံဝရ လည်းကောင်း။ မနော အသံဝရော၊ လည်းကောင်း။ ဝါ၊ မနောဒွါရ၌ဖြစ်သော အသံဝရ လည်းကောင်း။ ဣတိ ဣမေ တို့ကား။' အဋ္ဌ၊ ကုန်သော။ အသံဝရ နာမ၊ တို့မည်၏။ 'တေ၊ ထို ဂ-ပါးသော အသံဝရတို့သည်။ အတ္ထတော၊ အနက် အရကောက်အားဖြင့်။ (တရားကိုယ်အားဖြင့်။) ဒုဿီလျှ၊ သီလမရှိသူ၏ ဖြစ်ကြောင်းဖြစ်ရာ ပါဏာတိပါတ-စသော စေတနာ လည်းကောင်း။ မုဋ္ဌဿစွံ၊ ပျောက်ကင်းသောသတိ ရှိသူ၏ ဖြစ်ကြောင်းဖြစ်ရာ အကုသိုလ်စိတ္တပွား လည်းကောင်း။ ဝါ၊ ပမာဒ လည်းကောင်း။ အညာဏံ၊ ဉာဏ်၏ဆန့်ကျင်ဘက် မောဟ လည်းကောင်း။ အက္ခန္တိ၊ ခန္တိ၏ ဆန့်ကျင်ဘက် ဒေါသ လည်းကောင်း။ ကောသဇ္ဇံ၊ ပျင်းရိသူ၏ ဖြစ်ကြောင်းဖြစ်ရာ ထိန မိဒ္ဓ လည်းကောင်း။ ဣတိ၊ သို့။ ဣမေ ပဉ္စ ဓမ္မာ၊ ဤ ၅-ပါးသော တရားတို့သည်။ ဟောန္တိ။

တေသု၊ ထို ၅-ပါးသော တရားတို့တွင်။ 'ကေဓမ္မောပိ၊ တပါးသော တရားသည်လည်း။ ပဉ္စဒွါရေ၊ ပဉ္စဒွါရ၌။ ဝေါဋ္ဌဗ္ဗန ပရိယောသာနေသု၊

၁။ အဋ္ဌ အသံဝရော။ ။ဓမ္မပဒ-ဘိက္ခုဝဂ်၌ “စက္ခုနာ သံဝရော သာရ” စသည်ဖြင့် “စက္ခုသံဝရ၊ သောတ၊ သာန၊ ဇိဝှာ၊ ကာယ၊ ဝါစာ၊ မနသံဝရ” ဟု သံဝရ ခုနစ်ပါးကို ဟောတော်မူ၏။ ထို ခုနစ်ပါး၌ ကာယသံဝရကို ကာယပသာဒအတွက် ပသာဒကာယသံဝရ ဟု လည်းကောင်း၊ ကာယဝိညာတ်အတွက် စောပနကာယ သံဝရ ဟု လည်းကောင်း ခွဲ၍ သံဝရ ဂ-ပါးဟု ဤ၌ ပြထား၏။ ထို သံဝရ ဂ-ပါး၏ ဆန့်ကျင်ဘက် အဖြစ်ဖြင့် အသံဝရကိုလည်း ဂ-ပါးဟု ဆိုထားသည်။

၂။ တေ အတ္ထတော။ပ။ပဉ္စ ဓမ္မာ။ ။သံဝရ ဂ-ပါး၏ တရားကိုယ်သည် “သီလ၊ သတိ၊ ဉာဏ်၊ ခန္တိ၊ ဝီရိယ” အားဖြင့် ၅-ပါးသာရှိ၏။ ထို့ကြောင့် ထိုသံဝရ၏ ဆန့်ကျင်ဘက်ဖြစ်သော အသံဝရ၏ တရားကိုယ်ကိုလည်း “ဒုဿီလျှ၊ မုဋ္ဌဿစွ၊ အညာဏ၊ အက္ခန္တိ၊ ကောသဇ္ဇံ” အားဖြင့် ၅-ပါးပင်ပြရသည်။ အက္ခန္တိ ဟူသည်-“ခမော ဟောတိ သီတဿ ဥဏှဿ” စသည်ဖြင့်လာသော “သီတ ဥဏှ ခံသ မကသ ဝါတာတပ သရိသပ သမ္ပဿ ဒုရုတ္တဝစန” စသည်ကို သည်းမခံနိုင်သော ဒေါသတည်း။

ဝုဠော အဆုံးရှိကုန်သော။ စိတ္တောယု၊ တို့၌။ န ဥပ္ပဇ္ဇတိ၊ မဖြစ်။ ဇဝနက္ခန္ဓာ ယေဝ၊ ဇောဓဏ၌သာ။ ဥပ္ပဇ္ဇတိ၊ ၏။ ဇဝနေ၊ ဇော၌။ ဥပ္ပန္နော၊ ဖြစ်သည်။ (သမာနော)ပိ၊ ဖြစ်ပါသော်လည်း။ ပဉ္စဒ္ဓါရေ အသံဝရောတိ၊ ဟူ၍။ ဝါ၊ ပဉ္စဒ္ဓါရ၌ဖြစ်သော အသံဝရဟူ၍။ ဝုဠတိ၊ ၏။

ဟိ၊ ချဲ့။ စက္ခုဝိညာဏ သဟဇာတော၊ စက္ခုဝိညာဉ်နှင့် တကွဖြစ်သော။ ဖဿော၊ သည်။ စက္ခုသမ္ပယော နာမ၊ မည်၏။ စေတနာ၊ သည်။ မနော- ကမ္မံ နာမ၊ မည်၏။ တံ စိတ္တံ၊ ထို စက္ခုဝိညာဉ် စိတ်သည်။ မနောကမ္မဒ္ဓါရံ နာမ၊ မည်၏။ ဣ၊ ဤ စက္ခုသမ္ပယ ဖြစ်သည်။ ပဉ္စဝိဓော၊ ၅-ပါး အပြားရှိသော။ အသံဝရော၊ သည်။ နတ္ထိ၊ သမ္ပုဋ္ဌိစွနသဟဇာတော၊ သော။ ဖဿော၊ သည်။ မနောသမ္ပယော နာမ၊ မည်၏။ ပ။ တံ စိတ္တံ၊ ထို သမ္ပုဋ္ဌိစွန့်စိတ်သည်။ မနော ကမ္မဒ္ဓါရံ နာမ။ ဣ၊ ဤ သမ္ပုဋ္ဌိစွန့် မနောသမ္ပယ၌လည်း။ အသံဝရော နတ္ထိ။ သန္တိရဏ ဝေါဠုပ္ပနေသုပိ၊ တို့၌လည်း။ ဝေဝ နယော။ ပန၊ ကား။ ဇဝန သဟဇာတော၊ သော။ ဖဿော၊ သည်။ မနောသမ္ပယော နာမ၊ မည် ၏။ ပ။ တံ စိတ္တံ၊ ထို ဇောစိတ်သည်။ မနောကမ္မဒ္ဓါရံ နာမ။ ဣ၊ ဤ ဇဝန သဟဇာတ မနောသမ္ပယ၌။ အသံဝရော၊ သည်။ စက္ခုအသံဝရော နာမ၊ မည်သည်။ ဟောတိ၊ ၏။ [စက္ခုဒ္ဓါရ၌ဖြစ်သော ဇောစိတ်ဖြစ်သောကြောင့် ထိုစိတ်နှင့်ယှဉ်သော အသံဝရကို စက္ခုအသံဝရ ဟု ဆိုရသည်။] သောတ။ ပ။ ဒ္ဓါရေသုပိ၊ သောတဒ္ဓါရ၊ သာနဒ္ဓါရ၊ ဇိဝ္ဗာဒ္ဓါရ၊ ပသာဒကောယဒ္ဓါရတို့၌လည်း။ ဝေဝ နယော။

[၅-ပါးသောဒ္ဓါရကို ပြုပြီး၍ စောပန-ကာယဒ္ဓါရကို ပြုလိုသောကြောင့် “ယဒါ ပန” စသည်မိန့်။]

ပန-ကား။ ယဒါ၊ ၌။ ရူပါဒီသု၊ ရူပါရုံ အစရှိသော အာရုံတို့တွင်။ အညတရာရမ္မဏံ၊ တပါးပါးသော အာရုံဟူသော အာရုံရှိသော။ မနောဒ္ဓါ- ရိကဇဝနံ၊ မနောဒ္ဓါရိက ဇောသည်။ ဝစီဒ္ဓါရေန၊ ဝစီဒ္ဓါရနှင့်။ ဝိနာ၊ ကင်း ၍။ သုဒ္ဓံ၊ ဝစီဒ္ဓါရမဖက် သက်သက်သော။ ကောယဒ္ဓါရသင်္ခါတံ၊ ကောယဒ္ဓါရ ဟု ဆိုအပ်သော။ စောပနံ၊ လှုပ်ရှားခြင်းသို့။ ပါပယမာနံ၊ ရောက်စေလျက်။ ဥပ္ပဇ္ဇတိ၊ တဒါ။ တေန စိတ္တေန၊ ထို ဇောစိတ်နှင့်။ သဟဇာတော၊ သော။

၁။ သုဒ္ဓံ ကောယဒ္ဓါရသင်္ခါတံ။ ။ မုသာဝါဒ-စသော ဝစီကံကို လက်ပြ ခြေပြု၍ ဖြစ်စေရာ၌ ကောယဒ္ဓါရဝယ် ဖြစ်ရကား ထို ဝစီကံနှင့် ရောနှိုင်းသောကြောင့် ထိုသို့ မရော သော ကောယကံ သက်သက်ကိုသာ ပြလိုသည်ဖြစ်၍ “သုဒ္ဓံ ကောယဒ္ဓါရသင်္ခါတံ” ဟု ဆိုသည်။ [နောက် “သုဒ္ဓံ ဝစီဒ္ဓါရသင်္ခါတံ” ၌လည်း ဤနည်း မှီးပါ။]

ဖဿော၊ သည်။ မနောသမ္ပယော နာမ၊ မည်၏။ စေတနာ၊ သည်။ ကာယ-
 ကမ္မံ နာမ၊ ၏။ ပန၊ ဆက်။ တံ စိတ္တံ၊ ထို လောစိတ်သည်။ အဗ္ဗောဟာရိကံ၊
 မနောဒွါရ ဟု ခေါ်ဝေါ်အပ်သည်၏ အဖြစ်သို့ မရောက်သည်။ ဟောတိ။
 စောပနဿ၊ လှုပ်ရှားခြင်း၏။ (ကာယဒွါရဟူသော လှုပ်ရှားခြင်း၏။) ဥပ္ပန္နတ္တာ၊
 ဖြစ်သည်၏ အဖြစ်ကြောင့်။ မနောဒွါရန္တိ သင်္ချံ၊ မနောဒွါရ ဟု ခေါ်ဝေါ်
 အပ်သည်၏ အဖြစ်သို့။ န ဂစ္ဆတိ၊ မရောက်။ [အဗ္ဗောဟာရိကံကို ထပ်ဖွင့်သည်။]
 'တ္ထေ၊ ဤ သုဒ္ဓကာယဒွါရ၌။ အသံဝရော၊ သည်။ စောပနကာယအသံဝရော
 နာမ၊ မည်၏။

ယဒါ။ တာဒိသံ ယေဝ၊ ထိုကဲ့သို့ ရှုအပ်သည်သာလျှင် ဖြစ်သော။ [ရူပါ-
 ဒီသု အညတရာရမ္မဏံ မနောဒွါရိက-ကို ညွှန်းသည်။] ဇဝနံ၊ ဇောသည်။
 ကာယဒွါရေန၊ နှင့်။ ဝိနာ၊ သုဒ္ဓံ၊ ကာယဒွါရမဖက် သက်သက်သော။ ဝစီ-
 ဒွါရသင်္ခါတံ။ စောပနံ၊ သို့။ ပါပယမာနံ၊ လျက်။ ဥပ္ပဇ္ဇတိ၊ တဒါ။ တေန
 စိတ္တေန၊ ထို လောစိတ် နှင့်။ ပ။ ပန၊ ဆက်။ တံ စိတ္တံ၊ ထိုလောစိတ်သည်။
 အဗ္ဗောဟာရိကံ၊ မနောဒွါရ ဟု ခေါ်ဝေါ်အပ်သော အမည်သို့ မရောက်
 သည်။ ဟောတိ၊ ၏။ စောပနဿ။ ပ။ န ဂစ္ဆတိ၊ မရောက်။ 'တ္ထေ၊ ဤ သုဒ္ဓ-
 ဝစီဒွါရ၌။ အသံဝရော၊ သည်။ ဝါစာအသံဝရော နာမ၊ မည်၏။

ပန၊ ကား။ ယဒါ။ တာဒိသံ၊ ထိုကဲ့သို့ရှုအပ်သော။ ဇဝနစိတ္တံ၊ သည်
 ကာယဝစီဒွါရဟိ၊ တို့နှင့်။ ဝိနာ၊ ကင်း၍။ သုဒ္ဓံ၊ ကာယဒွါရ ဝစီဒွါရ-
 မဖက် သက်သက်သော။ မနောဒွါရမေဝ၊ သည်သာ။ ဟုတွာ ဥပ္ပဇ္ဇတိ၊
 တဒါ။ တေန စိတ္တေန၊ ထို လောစိတ်နှင့်။ ပ။ မနောကမ္မံ နာမ။ ပန၊ ဆက်။
 တံ စိတ္တံ၊ ထို လောစိတ်သည်။ မနောကမ္မဒွါရံ နာမ။ 'တ္ထေ၊ ဤ သုဒ္ဓမနော-
 ဒွါရ၌။ အသံဝရော၊ သည်။ မနောအသံဝရော နာမ၊ မည်၏။ ဣတိ၊ ဤ

၁။ 'တ္ထေ ။ ပ။ စောပနကာယအသံဝရော။ ။ “တ္ထေ+အသံဝရ-ဤ သုဒ္ဓကာယ-
 ဒွါရ၌+ဖြစ်သော အသံဝရ” ဟူသည် ပါဏာတိပါတ-စသော ကာယကံတည်း။ ထို
 ကာယကံသည် ဝစီဒွါရဟူသော ဒွါရတပါး၌ ဖြစ်သော်လည်း သုဒ္ဓကာယဒွါရဖြင့် မှတ်
 သားအပ်သောကြောင့် “တ္ထေ အသံဝရ” ဟုပင် ဆိုအပ်၏။ [တ္ထေ အသံဝရောတိ
 ဧတေန သုဒ္ဓကာယဒွါရေန ဥပလက္ခိတော အသံဝရော ဒွါရန္တရေ ဥပ္ပဇ္ဇမာနောပိ
 ဝုတ္တော။-ဋီကာ။]

ထို့ပြင်-ပါဏာတိပါတ စေတနာ-စသည်တို့နှင့် သမ္ပယုတ်ဖြစ်သော ပဉ္စဒွါရ (ဝစီ
 ဒွါရ မနောဒွါရတို့ဖြင့်လည်း မမှတ်သားအပ်သော) ကာယဒွါရိက အကုသိုလ် ဟူသမျှ
 ကိုလည်း “တ္ထေ အသံဝရ” ၌ ယူအပ်၏။ [ဒွါရန္တရေနပလက္ခိတံ သမ္ပ တံဒွါရိကာကုသ-
 လဉ္စ (ဝုတ္တံ)။-ဋီကာ။]

သို့လျှင်။ အဋ္ဌန္တံ၊ ကုန်သော။ ဣမေသံ အသံဝရာနံ၊ တို့၏။ ဝသေန၊ ဖြင့်။ စက္ခုအသံဝရဒ္ဓါရံ၊ လည်းကောင်း။ပ။မနောအသံဝရဒ္ဓါရံ၊ လည်းကောင်း။ ဣတိ ဣမာနိ၊ ဤသည်တို့ကို။ အဋ္ဌအသံဝရဒ္ဓါရံနိ၊ ဂ-ပါးသော အသံဝရဒ္ဓါရတို့ ဟူ၍။ ဝေဒိတဗျာနိ၊ သိထိုက်ကုန်၏။

ပန၊ ကား။ စက္ခုသံဝရော၊ လည်းကောင်း။ ပ။ မနောသံဝရော။ လည်းကောင်း။ ဣတိ ဣမေ တို့ကား။ အဋ္ဌ၊ ကုန်သော။ သံဝရာ နာမ၊ သံဝရတို့ မည်၏။ တေ၊ ထို ဂ-ပါး သော သံဝရတို့သည်။ အတ္ထတော၊ အနက် အရ ကောက်အားဖြင့်။ (တရားကိုယ်အားဖြင့်။) သီလံ၊ သီလ လည်းကောင်း။ သတိ၊ လည်းကောင်း။ ဉာဏံ၊ ဉာဏ်လည်းကောင်း။ ခန္တိ၊ သည်းခံခြင်းလည်းကောင်း။ ဝီရိယံ၊ လည်းကောင်း။ ဣတိ၊ သို့။ ဣမေ ပဉ္စမော၊ တို့သည်။ ဟောန္တိ။ တေသုပိ၊ ထို ၅-ပါးသော တရားတို့တွင်လည်း။ [ပိဖြင့် အသံဝရ တုန်းက တေသုကို ပေါင်းသည်။] ဧကမဗ္ဗောပိ၊ သည်လည်း။ ပ။ နုပ္ပဇ္ဇတိ၊ ဇဝနက္ခဏေယေဝ၊ ဌိသာ။ ဥပ္ပဇ္ဇတိ။ ဇဝနေ၊ ဌိ။ ဥပ္ပန္နော၊ သည်။ (သမာ- နော) ပိ။ ပဉ္စဒ္ဓါရေ သံဝရောတိ၊ ဟူ၍။ ဝါ၊ ၅-ပါးသော ဒ္ဓါရ၌ဖြစ်သော သံဝရဟူ၍။ ဝုစ္စတိ။ သဗ္ဗဿပိ၊ အလုံးစုံလည်းဖြစ်သော။ တဿ၊ ထို သံဝရ၏။ (ဥပ္ပတ္တိ-၌ စပ်။) စက္ခုဝိညာဏ သဟဇာတော ဟိ ဖသော စက္ခုသမ္ပယောတိ အာဒိနာ၊ အစရှိသည်ဖြင့်။ အသံဝရေ၊ ဌိ။ ဝုတ္တနယေနော၊ သာ။ ဥပ္ပတ္တိ၊ ဖြစ်ပုံကို။ ဝေဒိတဗျာ။ ဣတိ၊ လျှင်။ အဋ္ဌန္တံ၊ ကုန်သော။ ဣမေသံ သံဝရာနံ၊ တို့၏။ ဝသေန။ စက္ခုသံဝရဒ္ဓါရံ၊ လည်းကောင်း။ (“စက္ခုသံဝရ၏ ဒ္ဓါရ လည်းကောင်း” စသည်ဖြင့် စက္ခုဝိညာဏဒ္ဓါရအတိုင်း ၃-နည်းပေးပါ)။ ပ။ မနောသံဝရဒ္ဓါရံ၊ လည်းကောင်း။ ဣတိ ဣမာနိ၊ ဤသည်တို့ကို။ အဋ္ဌသံဝရဒ္ဓါရနိ၊ တို့ဟူ၍။ ဝေဒိတဗျာနိ။

အ ကု သ လ က မ္မ ပ ထ က ထာ

ပန၊ ကား။ (အဋ္ဌသံဝရဒ္ဓါရ မှတပါး ဒသအကုသလကမ္မပထ^၁ ကား။) ပါဏာတိပါတော၊ လည်းကောင်း။ ပ။ မိစ္ဆာဒိဋ္ဌိ၊ လည်းကောင်း။ ဣတိ၊ ဤသို့။ ဣမေ ဒသ၊ ဤ ၁၀-ပါးတို့သည်။ အကုသလကမ္မပထာ နာမ၊ အကု-

၁။ ကမ္မပထ။ ။ကမ္မယေဝ သုဂတိဒုဂ္ဂတိနံ တဒုပ္ပဇ္ဇနသုခဒုက္ခာနံ စ ပထဘာ- ဝေန ပဝတ္တံ ကမ္မပထောတိ ဝုစ္စတိ။ သုဂတိ ဒုဂ္ဂတိ-ဘဝတို့၏လည်းကောင်း၊ ထိုဘဝ တို့၌ ဖြစ်သော သုခ ဒုက္ခတို့၏လည်းကောင်း လမ်းကြောင်း၏ အဖြစ်ဖြင့်ဖြစ်သော ကံကို ကမ္မပထဟု ဆိုအပ်၏။-အနု။ “ကမ္မယေဝ၊ သည်ပင်+ပထော၊ သုဂတိ ဒုဂ္ဂတိဘဝ ထိုဘဝတို့၌ဖြစ်သော သုခဒုက္ခတို့၏အကြောင်းတည်း။ ကမ္မပထော၊ကြောင်း” ဟုပြပါ။

သလကမ္မပထတို့ မည်၏။ တတ္ထ၊ ထို ၁၀-ပါးသော အကုသလကမ္မပထ တို့ တွင်။ (ပါဏာတိပါတော-စသည်၌ စပ်။) ပါဏဿ၊ သတ္တဝါကို။ (ပါတော၏ ဆဋ္ဌိကံ။) အတိဝ၊ လျင်စွာသာလျှင်။ ပါတော၊ ကျစေခြင်းသည်။ ဝါ၊ ကျ စေကြောင်း စေတနာသည်။ ပါဏာတိပါတော နာမ၊ မည်၏။ ပါဏဝဓော ပါဏဿာတော၊ သတ္တဝါ ကို သတ်ခြင်း။ ဝါ၊ သတ္တဝါကို သတ်ကြောင်း စေတနာ။ ဣတိ ဝုတ္တံ ဟောတိ။ [ဟန-ဓာတ်ကို ဝေ-ပြုထားသည်ဟု သိစေလို၍ ပါဏဝဓောကို “ပါဏဿာတော” ဟု အဖြောင့်ဖွင့်သည်။]

စ၊ ဆက်။ ဣတ္ထ၊ ဤ ပါဏာတိပါတော ဟူသော ပါဋ်၌။ ပါဏောတိ၊ ပါဏော ဟူသည်ကား။ ဝေါဟာရတော၊ ခေါ်ဝေါ်ကြောင်း ပညတ်အားဖြင့်။ သတ္တော၊ သတ္တဝါတည်း။ [ရုပ် နာမ် ခန္ဓာ အစဉ်ကိုပင် “သတ္တဝါ” ဟု ခေါ်သည်။] ပရမတ္ထတော၊ ပရမတ္ထအားဖြင့်။ ဇီဝိတိန္ဒြိယံ၊ ဇီဝိတိန္ဒြေတည်း။ တသ္မိံ ပါဏော၊ ထို သတ္တဝါ၌။ ပါဏသညိနော၊ သတ္တဝါ ဟု အမှတ်ရှိသော ပုဂ္ဂိုလ်၏။ (ဝဓက စေတနာ-၌စပ်။) ဇီဝိတိန္ဒြိယပစ္စေဒက ဥပက္ကမ သမုဋ္ဌာပိကာ၊ ဇီဝိတိန္ဒြေကို ဖြတ်တတ်သော လုံ့လကို ဖြစ်စေတတ်သော။ [ရှေးက “ဇီဝိတိန္ဒြေကို ဖြတ်ကြောင်း လုံ့လကို ဖြစ်စေတတ်သော” ဟု ပေးကြ၏။] ကာယဝစီဒ္ဓါရာနံ၊ ကာယဒ္ဓါရ ဝစီဒ္ဓါရတို့တွင်။ အညတရဒ္ဓါရပုဝတ္တာ၊ တပါးပါးသော ဒ္ဓါရ၌ဖြစ်သော။ (ကိုယ်တိုင်သတ်လျှင် ကာယဒ္ဓါရ၌ဖြစ်၊ သူတပါးကို ခိုင်းလျှင် ဝစီဒ္ဓါရ၌ ဖြစ်သော။) ဝဓကစေတနာ၊ သတ်တတ်သူ၏ စေတနာသည်။ ဝါ၊ သတ်ကြောင်း စေတနာသည်။ ပါဏာတိပါတော၊ ပါဏာတိပါတ မည်၏။ [ဤပုဒ်၏ အဓိပ္ပာယ်ကို သင်္ဂြိုဟ်ဘာသာဋီကာ၊ ပါရာဇိကဏ် ဘာသာဋီကာတို့၌ ထိုက်သည်အားလျော်စွာ ပြထားပြီ။]

သော၊ ထို ပါဏာတိပါတ သည်။ (အပ္ပသာဝဇ္ဇော မဟာသာဝဇ္ဇော-တို့၌ စပ်။) ဂုဏဝိရဟိတေသု၊ ဂုဏ်အထူးမှ ကင်းကုန်သော။ တိရစ္ဆာနဂတာဒိသု၊ တိရစ္ဆာန် အစရှိကုန်သော။ ပါဏေသု၊ သတ္တဝါတို့တွင်။ ခုဒ္ဒကေ၊ ငယ်သော။ ပါဏော၊ သတ္တဝါ၌။ ဝါ၊ သတ္တဝါကို သတ်ရာ၌။ အပ္ပသာဝဇ္ဇော၊ ငယ်သော သာဝဇ္ဇ ဖြစ်၏။ မဟာသရီရေ၊ ကြီးသော ကိုယ်ရှိသော။

၁။ အပ္ပသာဝဇ္ဇော။ ။ အပ္ပကို ဝဇ္ဇ-၌ စပ်၍ “ငယ်သောအပြစ်ရှိ၊ နည်းသော အပြစ်ရှိ” ဟု ပေးကြ၏။ အမှန်ကား-သဒ္ဓထုံးစံအရ အပ္ပကို သာဝဇ္ဇ တပုဒ်လုံး၌သာ စပ်နိုင်သည်။ သ-ကို ကျော်၍ အဝဇ္ဇ၌ မစပ်နိုင်ပါ။ သဟ+အဝဇ္ဇေန ယောဝတ္တတိတိ သာဝဇ္ဇော-အပြစ်နှင့်တကွ ဖြစ်သော (အပြစ်ရှိသော) ပါဏာတိပါတ။ အပ္ပေါ+သာဝဇ္ဇော အပ္ပ သာဝဇ္ဇော-ငယ်သောသာဝဇ္ဇ။ (ငယ်သော+အပြစ်နှင့်တကွဖြစ်သော

ပါဏော ဌံ။ မဟာသာဝဇ္ဇော၊ ကြီးသော သာဝဇ္ဇ ဖြစ်၏။ ကဿာ၊ နည်း။ ပယောဂမဟန္တတာယ၊ ပယောဂ၏ များသည်၏ အဖြစ်ကြောင့်တည်း။ ပယောဂသမတ္တော၊ ပယောဂ၏ တူမျှသည်၏ အဖြစ်သည်။ (သတိ) ပိ၊ ဖြစ်ပြန် သော်လည်း။ ဝတ္ထုမဟန္တတာယ၊ အရာဝတ္ထု၏ ကြီးသည်၏ အဖြစ်ကြောင့် တည်း။

[ဂုဏ်ထူးမှ ကင်းသော သတ္တဝါတို့ကို ပြုပြီး၍ ဂုဏ်ထူးရှိသော သတ္တဝါ တို့ကို ပြလိုသောကြောင့် “ဂုဏဝဇ္ဇေသု” စသည် မိန့်။]

ဂုဏဝဇ္ဇေသု၊ သီလ-စသော ဂုဏ်ရှိကုန်သော။ မနုဿာဒိသု၊ လူ အစရှိသော သတ္တဝါတို့တွင်။ အပ္ပဂုဏော၊ ငယ်သော ဂုဏ်ရှိသော။ (ပါဏော) အပ္ပ- သာဝဇ္ဇော။ မဟာဂုဏော၊ ကြီးသောဂုဏ်ရှိသော။ (ပါဏော) မဟာသာဝဇ္ဇော။ ပန၊ ဆက်။ သရီရဂုဏာနံ၊ ကိုယ် ဂုဏ်တို့၏။ သမဘာဝေ၊ တူမျှကုန်သည်၏ အဖြစ်သည်။ သတိ။ ကိလေသာနံ၊ တို့၏လည်းကောင်း။ [ဒေါသ-စသော ကိလေသာတို့ကို ဆိုသည်။] ဥပက္ကမာနဉ္စ၊ လုံ့လပြုမှုတို့၏ လည်းကောင်း။ မုဒုတာယ၊ နုံ့ ကုန်သည်၏ အဖြစ်ကြောင့်။ ဝါ၊ ညွှန်ကုန်သည်၏အဖြစ်ကြောင့်။ အပ္ပသာဝဇ္ဇော။ တိဗ္ဗတာယ၊ ထက်မြက်ကုန်သည်၏ အဖြစ်ကြောင့်။ မဟာ- သာဝဇ္ဇော၊ ဣတိ ဝေဒိတဗျော။ တဿ၊ ထို ပါဏာတိပါတ၏။ သမ္ဘာရာ၊ အကျိုးတရားကို အတူတကွ ဆောင်တတ်သော အကြောင်း အဆောက်အဦ တို့သည်။ [သဟ+ဘရိယတိ ဧတေဟိတိ သမ္ဘာရာ။- အဝုတ္တကတ္တုသာဓန။ သတ်ခြင်း တည်းဟူသော အကျိုးကိုအတူတကွ ဆောင်တတ်သော အကြောင်း အင်္ဂါ။] ပါဏော၊ သတ္တဝါလည်းကောင်း။ ပါဏသညိတာ၊ သတ္တဝါဟု အမှတ်ရှိ သူ၏အဖြစ်လည်းကောင်း။ ဝကေစိတ္တံ၊ သတ်သူ၏ စိတ်လည်းကောင်း။ ဝါ၊ သတ်ကြောင်း စိတ်လည်းကောင်း။ ဥပက္ကမော၊ လုံ့လပြုခြင်း လည်းကောင်း။ တေန၊ ထိုလုံ့လကြောင့်။ မရဏံ၊ သေခြင်းလည်းကောင်း။ ဣတိ၊ သို့။ ပဉ္စ၊ ၅-ပါးတို့သည်။ ဟောန္တိ။

ပယောဂါ၊ ပယောဂတို့သည်။ (လုံ့လပြုမှု တို့သည်။) သာဟတ္ထိကော၊ သာဟတ္ထိက-ပယောဂ လည်းကောင်း။ ဝါ၊ မိမိလက်ဖြင့် ဖြစ်စေအပ်သော ပယောဂ လည်းကောင်း။ အာဏတ္ထိကော၊ အာဏတ္ထိက-ပယောဂ လည်း ကောင်း။ ဝါ၊ စေခိုင်းခြင်းဖြင့် ဖြစ်စေအပ်သော ပယောဂလည်းကောင်း။

ပါဏာတိပါတ။) “မဟာသာဝဇ္ဇော” ဌလည်း နည်းတူ။ အပ္ပကိုလည်း “နည်း” ဟု မပေးလင့်။ အပြစ်အရေအတွက်ကား နည်းချင်မှနည်းမည်။ ထိုကြောင့် “သေး=ငယ်” ဟု ပေးပါ။

နိဿဂ္ဂိယော၊ နိဿဂ္ဂိယ-ပယောဂ လည်းကောင်း။ ဝါ၊ ပစ်လွှတ်ခြင်း ပယောဂလည်းကောင်း။ (သေနတ် မြားစသည်တို့ကို ပစ်လွှတ်ခြင်း ပယောဂ လည်းကောင်း။) ထာဝရော၊ ထာဝရ-ပယောဂ လည်းကောင်း။ ဝါ၊ ခိုင်မြဲ သော ပယောဂ လည်းကောင်း။ (လာသမျှလူတို့ကျ၍ သေအောင် တွင်း တူးထားခြင်း စသော ပယောဂ။) ဝိဇ္ဇာမယော၊ ဝိဇ္ဇာမယ-ပယောဂ လည်း ကောင်း။ ဝါ၊ အတတ်ပညာ ဂါထာမန္တန်ကို စီရင်ခြင်း ပယောဂ လည်း ကောင်း။ ဣဒ္ဓိမယော၊ ဣဒ္ဓိမယ-ပယောဂ လည်းကောင်း။ ဝါ၊ ကမ္မဇိဒ္ဓိကို အသုံးပြုခြင်း ပယောဂ လည်းကောင်း။ ဣတိ၊ သို့။ ဆ၊ ၆-ပါးတို့သည်။ ဟောန္တိ။

ပန၊ ဆက်။ ဣမသ္မိံ အတ္ထေ၊ ဤအနက်ကို။ (ပယောဂတို့၏ အနက်အဓိပ္ပာယ် ကို။) ဝိတ္ထာရိယမာနေ၊ ချဲ့အပ်သော်။ အတိပ္ပပဇ္ဇော၊ အလွန်ကျယ်သော စကားအစဉ်သည်။ ဟောတိ၊ ဖြစ်၏။ ဝါ၊ ဖြစ်လတ္တံ့။ တသ္မာ၊ ကြောင့်။ တံ၊ ထို ပယောဂတို့၏ အနက် အဓိပ္ပာယ်ကို။ န ဝိတ္ထာရယာမ၊ မချဲ့ကုန် တော့အံ့။ အညံ၊ ပယောဂမှ တပါးသော။ ဝေရူပံ စ၊ ဤသို့ သဘော ရှိသော အနက် အဓိပ္ပာယ်ကိုလည်း။ န ဝိတ္ထာရယာမ။ ပန၊ ထိုသို့ မချဲ့အပ် ပါသော်လည်း။ အတ္ထိကေဟံ၊ အကျယ်ကို အလို့ရှိသော ပုဂ္ဂိုလ်တို့သည်။ သမန္တ ပါသာဒိကံ၊ သမန္တပါသာဒိကာ-မည်သော။ ဝိနယဋ္ဌကထံ၊ ဝိနည်းအဋ္ဌကထာကို။ သြလောကေတွာ၊ ကြည့်၍။ (အယံ အတ္ထော၊ ကို။) ဂဟေတဗ္ဗော၊ ယူထိုက်၏။

အဒိန္နဿ၊ ဥစ္စာရှင်တို့ မပေးအပ်သော သူ့ဥစ္စာကို။ အာဒါနံ၊ ယူခြင်းသည်။ ဝါ၊ ယူကြောင်း စေတနာသည်။ အဒိန္နာဒါနံ၊ မည်၏။ ပရဿ၊ သူတပါး၏ ဥစ္စာကို။ ဟရဏံ၊ ဆောင်ခြင်းတည်း။ ပထေယျံ၊ ခိုးသူ၏ ဖြစ်ကြောင်းဖြစ်ရာ

၁။ ပရဿ ဟရဏံ။ ။ “ပရဿ သန္တကဟရဏံ” ဟု သီလက္ခန် မြဟ္မဇာလသုတ် အဒိန္နာဒါနသိက္ခာပုဒ်၌ ဋီကာဟောင်းဖွင့်၏။ ဤအလို “သုဏာတု မေ” ၌ “မေ” ၏ နောက်ဝယ် “ဝစနံ” ဟု ထည့်ရသကဲ့သို့ “သန္တကံကို အနက်အားဖြင့် ထည့်ပါ” ဟု သိစေ၏။ ဋီကာသစ်၌ကား မိမိဥစ္စာမှ တပါးသော သူ့ဥစ္စာကို “ပရ” ဟု ယူ၍ “ပရဿ၊ သူ့ဥစ္စာကို” ဟု ပေး၏။ “ပရဿ+ဣဒံ ပရံ” ဟုလည်း တနည်းကြံလေ၏။ [“ပရ- သံဟရဏံ” ဟုလည်း သမာသ်ပုဒ် မှုကွဲရှိ၏။ ထို၌ သံသဒ္ဓါသည် ဥစ္စာအနက်ဟောတည်း။ “ပရသံဟရဏံ၊ သူ့ဥစ္စာကို ဆောင်ခြင်း” ဟု ပေးပါ။ သို့သော် သမာသ်အတွင်း၌ “သံ” ဟု နိဂ္ဂဟိတ်မပျက်ပဲ မနေနိုင်သောကြောင့် ထိုမှကွဲကို စဉ်းစားပါ။]

၂။ ထေယျံ စောရိကာ။ ။ စုရာဒါ၊ ထေနေ-ဓာတ်သည် ခိုးခြင်းအနက်ကို ဟော၏။ ထေနေတိတိ ထေနော။ ထေနေဿ၊ ခိုးတတ်သူ၏+ဘာဝေါ ထေယျံ-ခိုးခြင်းကြိယာ တည်း။ စောရဿံ+ကြိယာ (အမူအရာတည်း) စောရိကာ။ ကြိယာအနက်၌ ဣက- ပစ္စည်း သက်။ တနည်း-စောရဿကြိယာဖြင့် ဣဒံ အနက်၌ ဣက-ပစ္စည်း သက်ဖို့ရန်

တည်း။ စောရိကာ၊ ခိုးသူ၏ အမှုအရာတည်း။ (ခိုးခြင်း အမှုအရာတည်း။) ဣတိ
 ဝုတ္တံ ဟောတိ။ တတ္ထ၊ ထို အဒိန္နာဒါနံ-ဟူသော ပါဠိ၌။ အဒိန္နန္တိ၊ ကား။ ပရ
 ပရိဂ္ဂဟိတံ၊ သူတပါးတို့ သိမ်းပိုက်အပ်သော ဥစ္စာတည်း။ ယတ္ထ၊ အကြင်
 ဥစ္စာ၌။ ပရော၊ ခိုးသူမှ တပါးသော ဥစ္စာရှင်သည်။ ယထာကာမကာရိတံ၊
 အလိုရှိတိုင်း ပြုနိုင်သူ၏ အဖြစ်သို့။ [“ယထာကာမံ၊ တိုင်း။ ကာရိတံ၊ သို့” ဟု
 လည်း မှုကဲ့ရှိ၏။] အာပဇ္ဇန္တော၊ ရောက်သည်။ (ဟုတော။) အဒဏ္ဍာရဟော၊ ဒဏ်ကို
 မထိုက်သည်လည်းကောင်း။ အနုပဝဇ္ဇော စ၊ မကဲ့ရဲ့ထိုက်သည် လည်းကောင်း။
 ဟောတိ၊ ၏။ ပရပရိဂ္ဂဟိတော၊ သူတပါးတို့ သိမ်းပိုက်အပ်သော။ တသ္မိံ၊
 ထိုဥစ္စာ၌။ ပရပရိဂ္ဂဟိတသညိနော၊ သူတပါးတို့ သိမ်းပိုက်အပ်သော ဥစ္စာဟု
 အမှတ်ရှိသူ၏။ တဒါ ဒါယကဥပက္ကမသမုဋ္ဌာပိကာ၊ ထိုသို့ ဥစ္စာကို ယူတတ်
 သူ၏ လုံ့လကို ဖြစ်စေတတ်သော။ (ထိုသို့ ဥစ္စာကို ယူကြောင်း လုံ့လကို
 ဖြစ်စေတတ်သော။) ထေယျစေတနာ၊ ခိုးသူ၏ ဖြစ်ကြောင်းဖြစ်ရာ စေတနာ
 သည်။ အဒိန္နာဒါနံ၊ မည်၏။ [တဒါဒါယက=တံ + အာဒါယက၊ ထိုကိုယူ
 တတ်သူ။ ဝါ၊ ထိုကိုယူကြောင်း လုံ့လ။]

တံ၊ ထို အဒိန္နာဒါနံသည်။ ဟီနေ၊ ညံ့သော။ (အဖိုးမတန်သော။)
 ပရသန္တကေ၊ သူတပါး၏ ဥစ္စာ၌။ အပ္ပသာဝဇ္ဇံ၊ ငယ်သော သာဝဇ္ဇဖြစ်၏။
 ပဏီတေ၊ မှန်မြတ်သော။ (အဖိုးတန်သော။) ပရသန္တကေ၊ ၌။ မဟာ-
 သာဝဇ္ဇံ၊ ကြီးသော သာဝဇ္ဇဖြစ်၏။ ကသ္မာ၊ နည်း။ ဝတ္ထုပဏီတတာယ၊
 ခိုးအပ်သောဝတ္ထု၏ မှန်မြတ်သည်၏ အဖြစ်ကြောင့်တည်း။ ဝတ္ထုသမတ္ထေ၊

ပြသည်။ “စောရဿ+သော စောရိကာ” ဟု ပြု။ “ပရဿ ဟရဏံ၊ သူတပါး၏ဥစ္စာကို
 ဆောင်ခြင်း” ဟူရာ၌ စိတ်ရိုးရိုးဖြင့် ဆောင်ခြင်းမဟုတ်ကြောင်း သိစေလို၍ “ထေယျံ
 စောရိကာတိ ဝုတ္တံ ဟောတိ” ဟု ဥဇုကတ္ထကို ပြသည်။

၁။ ပရပရိဂ္ဂဟိတံ။ ။ ဤ ပရပရိဂ္ဂဟိတံ ပါဠိဖြင့် “အဒိန္န” အရ သူတပါးတို့ သိမ်း
 ပိုက် ထားအပ်သော သူပိုင်ဥစ္စာကိုသာ ယူစေလိုသည်။ ဒန္တပေါနသိက္ခာပုဒ်၌ ဟော
 သော အကပ်မခံအပ်သေးသော ဥစ္စာကို ဤ၌ အဒိန္န-ဟု မဆိုလိုပါ-ဟုလို။

၂။ ယတ္ထ ပရော။ ပ။ ဟောတိ။ ။ “ဤဝါကျသည် အာဝုတ္တိနည်း စသော နည်းအား
 ဖြင့် ရှေ့နောက် ၂-ဝါကျ၌ စပ်ရသော အနိယမဝါကျ” ဟု သီလက္ခန်ဇီကာသစ် ဆို၏။
 ထို့ကြောင့် “တံ ပရပရိဂ္ဂဟိတံ” ဟု ရှေ့သို့ လှည့်၍လည်းကောင်း၊ “တသ္မိံ ပရပရိဂ္ဂဟိ-
 တေ” ဟု လည်းကောင်း အနက်ပေးစေလိုသည်။ ဤ၌ကား ရှေ့သို့လှည့်၍မစပ်တော့ပဲ
 တဆက်တည်းပေးလိုက်သည်။ [“ယထာကာမံ၊ အလိုရှိတိုင်း+ကရောတိတိ ယထာ-
 ကာမကာရီ၊ တဿ+ဘာဝေါ ယထာကာမကာရိတော။ ယထာရုစိကရဏံ၊ အလိုရှိတိုင်း
 ပြုနိုင်ခြင်း” ဟုလို။ ထိုဥစ္စာသည် သူပိုင်ဖြစ်သောကြောင့် မင်းပြစ်မင်းဒဏ် မထိုက်၊ စော
 ဒနာခြင်းစသည်ဖြင့် ကဲ့ရဲ့လည်း မကဲ့ရဲ့ထိုက်။]

ဝတ္ထုတို့၏ တူမျှကုန်သည်၏ အဖြစ်သည်။ သတိ၊ ဖြစ်လတ်သော်။ ဂုဏာ—
 ဓိကာနံ၊ ဂုဏ်အားဖြင့် လွန်ကဲသော ပုဂ္ဂိုလ်တို့၏။ ဝါ၊ လွန်ကဲသော ဂုဏ်
 ရှိသော ပုဂ္ဂိုလ်တို့၏။ သန္တကေ၊ ဥစ္စာဖြစ်သော။ ဝတ္ထုသ္မိံ၊ ဌ။ ဝါ၊ ဝတ္ထု
 ကိုယူရာ၌။ မဟာသာဝဇ္ဇံ။ [ဂုဏေဟိ+အဓိကာ ဂုဏာဓိကာ။ (တနည်း)
 ဂုဏော+အဓိကော ယေသန္တိ ဂုဏာဓိကာ။] တံတံ ဂုဏာဓိကံ၊ ထိုထို ဂုဏ်
 အားဖြင့် လွန်ကဲသော ပုဂ္ဂိုလ်ကို။ ဝါ၊ ထိုထို လွန်ကဲသော ဂုဏ်ရှိသော
 ပုဂ္ဂိုလ်ကို။ ဥပါဒါယ၊ ဉာဏ်ဖြင့်ယူ၍။ (ထောက်စာ၍။) တတော တတော၊
 ထိုထိုဂုဏ်ရှိသူအောက်။ ဟိနဂုဏဿ၊ ညံ့သော ဂုဏ်ရှိသူ၏။ သန္တကေ၊ သော။
 ဝတ္ထုသ္မိံ၊ ဌ။ ဝါ၊ ဌ။ အပ္ပသာဝဇ္ဇံ။

တဿ၊ ထို အဒိန္နာဒါန၏။ သမ္ဘာရာ၊ အကျိုးကို အတူတကွ ဆောင်
 တတ်သော အကြောင်း အဆောက်အဦတို့သည်။ (အင်္ဂါတို့သည်။) ပရ
 ပရိဂ္ဂဟိတံ၊ သူတပါးတို့ သိမ်းပိုက်အပ်သော ဥစ္စာလည်းကောင်း။ ပရပရိဂ္ဂဟိတ-
 သညိတာ၊ သူတပါးတို့ သိမ်းပိုက်အပ်သော ဥစ္စာဟု အမှတ်ရှိသူ၏ အဖြစ်
 လည်းကောင်း။ ထေယျစိတ္တံ၊ ခိုးသူ၏ ဖြစ်ကြောင်းဖြစ်ရာ စိတ်လည်းကောင်း။
 ဥပက္ကမော၊ လုံ့လ လည်းကောင်း။ တေန၊ ထို လုံ့လဖြင့်။ ဟရဏံ၊ ဆောင်
 ခြင်းလည်းကောင်း။ [“တေနာဟရဏံ” ရှိသည်ကား မကောင်း။ “တေနာ
 ဝဟရဏံ” ဟု ရှိလျှင် တော်သေး၏။] ဣတိ၊ သို့။ ပဉ္စ၊ တို့သည်။ ဟောန္တိ၊
 ကုန်၏။ ဆ၊ ကုန်သော။ ပယောဂါ၊ တို့သည်။ သာဟတ္ထိကာဒယောဝံ၊
 သာဟတ္ထိက-အစရှိသော ပယောဂတို့ပင်တည်း။ (ရွှေသိက္ခာပုဒ်၌ ပြအပ်ခဲ့
 သော ပယောဂ ၆-ပါးပင်-ဟူလို။) တေ စ၊ ထို ပယောဂ တို့သည်လည်း။
 ယထာနုရူပံ၊ အကြင် အကြင် လျော်သည့်အတိုင်း။ ထေယျာဝဟာရော၊ ထေ-
 ယျာဝဟာရ လည်းကောင်း။ ဝါ၊ ပုန်းလျှိုး ကွယ်လျှိုး မသိအောင်ခိုးခြင်း
 လည်းကောင်း။ ပသယှာဝဟာရော၊ လည်းကောင်း။ ဝါ၊ လှမ်းမိုး နှိပ်စက်၍
 ခိုးခြင်း လည်းကောင်း။ ပဋိစ္ဆန္နာဝဟာရော၊ လည်းကောင်း။ ဝါ၊ ဖုံးလွှမ်း
 အပ်ပြီးသော ဘဏ္ဍာကို ခိုးခြင်းလည်းကောင်း။ ပရိကပ္ပာဝဟာရော၊ လည်း
 ကောင်း။ ဝါ၊ ကြံဆ၍ ခိုးခြင်းလည်းကောင်း။ ကုသာဝဟာရော၊ လည်း
 ကောင်း။ ဝါ၊ ကမ္ပည်း မဲလိပ်ပြောင်း၍ ခိုးခြင်းလည်းကောင်း။ ဣတိ၊ သို့။

၁။ သာဟတ္ထိကာဒယောဝံ။ ။ မန္တပရိဇပ္ပနေန ပရဿ သန္တကဟရဏံ ဝိဇ္ဇာ-
 မယော-မန္တန်စုတ်ခြင်းဖြင့် သူတပါးဥစ္စာကို ယူဆောင်ခြင်းသည် ဝိဇ္ဇာမယပယောဂ
 တည်း။ ဝိနာမန္တေန ပရသန္တကဿ ကာယဝစီ ပယောဂေဟိ အာကနုနံ တာဒိသ ဣဒ္ဓိ-
 ယောဂေန ဣဒ္ဓိမယော ပယောဂေါတိ၊-မန္တန်မပါပဲ ကာယဝစီပယောဂတို့ဖြင့် တန်ခိုး
 ကို အသုံးပြု၍ ယူဆောင်ခြင်းသည် ဣဒ္ဓိမယ ပယောဂတည်း။-အနု။

ပဉ္စနံ၊ ကုန်သော။ ဣမေသံ အဝဟာရာနံ၊ ဤ ခိုးခြင်းတို့၏။ ဝသေန၊ အစွမ်းဖြင့်။ ပဝတ္တန္တိ၊ ဖြစ်ကုန်၏။ အယံ၊ ဤ ဆိုအပ်ပြီးကား။ ဧတ္ထ၊ ဤ အဋ္ဌသာလိနိ အဋ္ဌကထာ၌။ သင်္ခေပေါ၊ အကျဉ်းတည်း။ ဝိတ္တာရော ပန၊ ကို ကား။ သမန္တ ပါသာဒိကာယံ၊ သမန္တပါသာဒိကာ မည်သော ဝိနည်း အဋ္ဌကထာ၌။ (မယာ၊ သည်။) ဝုတ္တော၊ ဆိုအပ်ပြီ။ (ဆိုခဲ့ပြီ။)

ပန၊ ကား။ ကာမေသုမိစ္ဆာစာရောတိ ဧတ္ထ၊ ဟူသော ဤပါ၌။ ကာမေသုတိ၊ ကား။ မေထုန သမာစာရေသု၊ မေထုန အကျင့်တို့၌။ [ကာမေသု-အရ ဖောဋ္ဌဗ္ဗာရုံ မေထုနဟူသော ဝတ္ထုကာမ-ကို ယူပါ” ဟူလို့။] မိစ္ဆာစာရောတိ၊ ကား။ ဧကန္တနိန္ဒိတော၊ ဧကန် ကဲ့ရဲ့ထိုက်သော။ ဝါ၊ ဧကန် ကဲ့ရဲ့ ထိုက်သည်၏ အဖြစ်ကြောင့်။ လာမကာစာရော၊ ယုတ်မာသော အကျင့်တည်း။ [မိစ္ဆာကို လာမက-ဟု ဖွင့်သည်။ ဧကန္တနိန္ဒိတောကား လာမကဖြစ်ခြင်း၏ အကြောင်းပြတည်း။] ပန၊ ဆက်။ လက္ခဏတော၊ မှတ်သားအပ်သော သဘောအားဖြင့်။ အသဒ္ဓမ္မာဓိပ္ပာယေန၊ မသူတော်တို့၏ အကျင့်၌ဖြစ်သော အလိုဖြင့်။ ကာယဒ္ဓါရပ္ပဝတ္တာ၊ ကာယဒ္ဓါရ၌ ဖြစ်သော။ အဂမနိယဋ္ဌာန-ဝီတိက္ကမစေတနာ၊ အဂမနိယဋ္ဌာနကို လွန်ကျူးကြောင်း စေတနာသည်။ ကာမေသုမိစ္ဆာစာရော၊ မည်၏။

တတ္ထ၊ ထို အဂမနိယဋ္ဌာန ဝီတိက္ကမစေတနာ ဟူသောပါ၌။ အဂမနိယဋ္ဌာနံ နာမ၊ အဂမနိယဋ္ဌာန မည်သည်။ (ဝီသတိ ဣတ္ထိယော၊ အညေ ပုရိသာ-တို့၌ စပ်။) တာဝ၊ မိန်းမတို့မှ ရှေးဦးစွာ။ (နိဒ္ဒိဋ္ဌာနံ၊ ညွှန်ပြအပ်ကုန်သော။) ပုရိသာနံ၊ တို့၏။ ဝါ၊ ယောက်ျားတို့အတွက်။ မာတုရက္ခိတာ၊ အမိ စောင့်ရှောက်အပ်သော မိန်းမလည်းကောင်း။ ပိတုရက္ခိတာ၊ အဘ စောင့်ရှောက်အပ်သော မိန်းမလည်းကောင်း။ မာတာပိတုရက္ခိတာ၊ မိဘ ၂-ပါးတို့စောင့်ရှောက်အပ်သော မိန်းမလည်းကောင်း။ ဘာတုရက္ခိတာ၊ မောင်ကြီး မောင်ငယ် စောင့်ရှောက်အပ်သော မိန်းမလည်းကောင်း။ ဘဂိနိရက္ခိတာ၊ အစ်မညီမ စောင့်ရှောက်အပ်သော မိန်းမလည်းကောင်း။ ဉာတိရက္ခိတာ၊ ဆွေမျိုးစောင့်ရှောက်အပ်သော မိန်းမလည်းကောင်း။ ဂေါတ္ထရက္ခိတာ၊ အနွယ်တူသူတို့စောင့်ရှောက်အပ်သော မိန်းမလည်းကောင်း။ ဓမ္မရက္ခိတာ၊ တရားကျင့်ဖော်တို့ စောင့်ရှောက်အပ်သော မိန်းမလည်းကောင်း။ သာရက္ခိတာ၊ အစောင့်အရှောက်နှင့် တကွဖြစ်သော မိန်းမလည်းကောင်း။ သပရိဒဏ္ဍာ၊ ဒဏ်နှင့်တကွ ဖြစ်သော မိန်းမလည်းကောင်း။ ဣတိ၊ သို့။ မာတုရက္ခိတာဒယော၊ မာတုရက္ခိတာ-အစရှိကုန်သော။ ဒသ၊ တကျိပ်သော မိန်းမတို့လည်းကောင်း။ [ဤ တကျိပ်ကား အပျိုတို့တည်း။]

ဓနက္ခိတာ၊ ဥစ္စာဖြင့်ဝယ်အပ်သော မယားလည်းကောင်း။ ဆန္ဒဝါသိနိ၊ အလိုဆန္ဒ တူမျှခြင်းကြောင့် နေခြင်းရှိသော မယားလည်းကောင်း။ ဘောဂဝါသိနိ၊ စည်းစိမ်ဥစ္စာကြောင့် နေခြင်းရှိသော မယားလည်းကောင်း။ ပဋ္ဌဝါသိနိ၊ အဝတ်၊ ထဘီ၊ အင်္ကျီ၊ ပဝါကြောင့် နေခြင်းရှိသော မယားလည်းကောင်း။ သြဒပတ္တကိနိ၊ ရေခွက်၌ လက်ဆုံချ၍ ထိမ်းမြားအပ်သော မယားလည်းကောင်း။ သြဘဋ္ဌစုမ္မဋ္ဌာ၊ ချအပ်သော ခေါင်းခိုရှိသော မယားလည်းကောင်း။ ဒါသိ စ ဘရိယာ၊ ကျွန်မလည်း-ဟုတ် မယားလည်း-ဟုတ်သော မယားလည်းကောင်း။ ကမ္မကာရီ စ ဘရိယာ၊ အလုပ်သူမလည်း-ဟုတ် မယားလည်း-ဟုတ်သော မယားလည်းကောင်း။ ဇောဟဋ္ဌာ၊ အောင်လံကိုထူ စစ်နိုင်ရာမှ ယူဆောင်အပ်သော သို့ ပန်းမယားလည်းကောင်း။ မုဟုတ္တိကာ၊ တမုဟုတ်မျှ သွားလာအပ်သော ပြည့်တန်ဆာ မယားလည်းကောင်း။ ဣတိ၊ သို့။ ဓနက္ခိတာဒယော၊ ဓနက္ခိတာ-အစရှိကုန်သော။ တော ဒသ၊ ဤတကျိပ်သော မယားတို့လည်းကောင်း။ ဣတိ၊ သို့။ ဝိသတိ၊ ၂-ကျိပ်သော။ ဣတ္ထိယော၊ မိန်းမတို့တည်း။ [အဂမနိယဋ္ဌာနံ နာမ-ကို ရှေးဦးစွာ မပေးပဲ “ဝိသတိ။ ဣတ္ထိယော၊ တို့သည်။ အဂမနိယဋ္ဌာနံ နာမ၊ မည်၏” ဟု သော်လည်း ပေးပါ။ ဤ မိန်းမတို့၏ အဓိပ္ပာယ်ကို သင်္ဂြိုဟ်ဘာသာဋီကာ၊ ကာမေသုမိစ္ဆာစာရအဖွင့်၌ ပြထားပြီ။]

ဣတ္ထိယု ပန၊ ၂-ကျိပ်သော မိန်းမတို့တွင်ကား။ ဒိန္နံ၊ ၂-ယောက်ကုန်သော။ သာရက္ခ သပရိဒဏ္ဍာနံ၊ သာရက္ခ၊ သပရိဒဏ္ဍ-မိန်းမတို့လည်းကောင်း။ ဒသန္နံ၊ တကျိပ်ကုန်သော။ ဓနက္ခိတာဒိနဉ္စ၊ ဓနက္ခိတာ-အစရှိသော မယားတို့လည်းကောင်း။ ဣတိ၊ သို့။ ဒွါဒသန္နံ၊ တကျိပ်နှစ်ယောက်ကုန်သော။ ဣတ္ထိနံ၊ တို့၏။ ဝါ၊ မိန်းမတို့အတွက်။ အညေ၊ မိမိယောက်ျားမှ တပါးကုန်သော။ ပုရိသာ၊ တို့တည်း။ [“အညေ။ ပုရိသာ၊ တို့သည်။ အဂမနိယဋ္ဌာနံ နာမ၊ မည်၏” ဟု သော်လည်း ပေး။ အချို့ စာအုပ်၌ ပုရိသာ-မပါ။ ပါမုကောင်းသည်။] ဣဒံ၊ ဤယောက်ျားတို့ အတွက် ၂-ကျိပ်၊ မိန်းမတို့အတွက် မိမိလင်မှ တပါးသောယောက်ျားသည်။ အဂမနိယဋ္ဌာနံ နာမ၊ မည်၏။ [ဤကား နိဂုံးတည်း။]

ပန၊ ဆက်။ [ရှေးနိဿယ၌ “ပန၊ ထိုမှတပါး” ဟု ပေးသည်။] သော သေ (သော) မိစ္ဆာစာရော၊ ထိုသို့သော ဤ မိစ္ဆာစာရသည်။ သီလာဒိဂုဏရဟိတော၊ သီလ-အစရှိသော ဂုဏ်မှကင်းသော။ အဂမနိယဋ္ဌာနေ၊ အဂမနိယဋ္ဌာနံ၌။ အပ္ပသာဝဇ္ဇော၊ သီလာဒိဂုဏသမ္ပန္နော၊ သီလ-အစရှိသော ဂုဏ်နှင့်ပြည့်စုံသော။ (အဂမနိယဋ္ဌာနေ။) မဟာသာဝဇ္ဇော။ တဿ၊ ထို ကာမေသုမိစ္ဆာ-

စာရ၏။ သမ္ဘာရာ၊ တို့သည်။ အဂမနိယဝတ္ထု၊ မသွားလာထိုက်သော ဝတ္ထုလည်းကောင်း။ [ပြုအပ်ပြီးသော ဣတ္ထိ ပုရိသ-တို့ကိုဆိုသည်။] တသ္မိံ၊ ထိုအဂမနိယ ဝတ္ထု၌။ သေဝနစိတ္တံ၊ မှီဝဲကြောင်း စိတ်လည်းကောင်း။ ဝါ၊ မှီဝဲလိုသော စိတ်လည်းကောင်း။ သေဝနပယောဂေါ၊ မှီဝဲကြောင်း ပယောဂလည်းကောင်း။ မဂ္ဂေနမဂ္ဂပုပ္ဖိပတ္တိအဓိဝါသနံ၊ မဂ်အချင်းချင်း ကျင့်ခြင်းကို သာယာခြင်းလည်းကောင်း။ ဣတိ၊ သို့။ စတ္တာရော၊ တို့သည်။ ဟောန္တိ။ ကော၊ တပါးသော။ ပယောဂေါ၊ သည်။ သာဟတ္ထိကော ဝေ၊ သာဟတ္ထိက-သာတည်း။

မုသာ'တိ၊ ကား။ ဝိသံဝါဒနပုရေက္ခာရဿ'၊ ချွတ်ယွင်းစေခြင်းကို ရှေးရှုပြုခြင်းရှိသော ပုဂ္ဂိုလ်၏။ (ချွတ်ယွင်းစေလိုသော ပုဂ္ဂိုလ်၏။) အတ္ထဘဉ္ဇကော၊ အစီးအပွားကို ဖျက်ဆီးတတ်သော။ ဝစီပယောဂေါ ဝါ၊ ဝစီပယောဂသည်

၁။ စတ္တာရော သမ္ဘာရာ။ ။ (၁) အဂမနိယဝတ္ထု၊ မိန်းမဘက်၌ မာတုရက္ခိတာ-စသော ၂-ကျိပ်သော အဂမနိယဝတ္ထုတွင် တခုခု၊ ယောက်ျားဘက်၌ မိမိလင်မှတပါး (မိမိကို ကြောင်းလမ်းထားသူမှ တပါးသော) အခြားယောက်ျား၊ (၂) သေဝနစိတ်၊ (၃) သေဝန ပယောဂ၊ (၄) မဂ္ဂေနမဂ္ဂပုပ္ဖိပတ္တိ အဓိဝါသနံ၊ ဤအင်္ဂါ ၄-ပါးတည်း။ မှတ်ချက်။ ။ အင်္ဂါ ၄-ပါးကိုပြရာ၌ အကြွင်းမရှိအောင် ပြခြင်းတည်း။ မိမိအလိုအားဖြင့် မိစ္ဆာစာရပြုရာ၌ (ငြိမ်၍သာယာနေခြင်း စသည်ဝယ်) ပယောဂ-မပါသော်လည်း အင်္ဂါ ၃-ပါးဖြင့် ကမ္မပထမြောက်၏။ အတင်းကျင့်ရာ၌ သေဝနစိတ် မရှိသော်လည်း အင်္ဂါ ၃-ပါးဖြင့် ကမ္မပထမြောက်၏။ [ဣဒံ ပနေတ္ထ သန္နိဋ္ဌာနံ၊ အတ္တနောရုစိယာ ပဝတ္တိတဿ တယော၊ ဗလက္ကာရေန ပဝတ္တိတဿ တယော၊ အနဝသေသဂ္ဂဟဏေန ပန စတ္တာရောတိ။-သီလက္ခန္ဓ ဋီကာဟောင်း။] ထို၌ “သန္နိဋ္ဌာနံ” ဟု ဆိုထားသော်လည်း အနုဋီကာ၌ကား “ကေစိ ပန ဝဒန္တိ” ဟု ဆိုသည်။

၂။ မုသာ။ ။ မုသာတိ တတိယန္တော၊ ဒုတိယန္တော ဝါ နိပါတော။ မိစ္ဆာပရိယာယော ကိရိယာပဓာနောတိ အာဟ-ဝိသံဝါဒနပုရေက္ခာရဿာတိ အာဒိ။-သီလက္ခန္ဓ ဋီကာသစ်။ “မုသာ” အရ မှားယွင်းသော (ပြောတိုင်းလုပ်တိုင်း မမှန်သော) ကိုယ်အမူအရာ နှုတ်အမူအရာ ရသောကြောင့် “မိစ္ဆာပရိယာယော ကိရိယာပဓာနော” ဟု ဆိုသည်။

ဝါဇေ။ ။ ဝဒတိ ဧတေနာတိ ဝါဒေါ-ပြောဆိုကြောင်း သိစေကြောင်း စေတနာ။ မုသာ-ချွတ်ယွင်းသော ကာယပယောဂ ဝစီပယောဂဖြင့်။ ဝါ၊ ကို+ဝါဒေါ၊ ပြောဆိုကြောင်း (သိစေကြောင်း ဖြစ်စေကြောင်း) စေတနာတည်း။ မုသာဝါဒေါ၊ နာ။ [ဣမိနာ (ဤ ဝိသံဝါဒန။ပ။ သမုဋ္ဌာပိကာ ပါဌ်ဖြင့်။) မုသာသင်္ခါတေန ကာယဝစီပယောဂေန (တတိယန္တနိပါတ်ကို ရည်ရွယ်သည်။) မုသာသင်္ခါတံ ဝါ ကာယဝစီပယောဂံ (ဒုတိယန္တနိပါတ်ကို ရည်ရွယ်သည်။) ဝဒတိ ဝိညာပေတိ သမုဋ္ဌာပေတိ ဝါ ဧတေနာတိ မုသာ ဝါဒေါတိ အတ္ထမာဟ။-ဋီကာသစ်။] ဝဒတိကို “ဝိညာပေတိ” ဟု တတိယန္တ

သော်လည်းကောင်း။ ကာယပယောဂေါ ဝါ၊ ကာယပယောဂသည် သော်လည်းကောင်း တည်း။ (ပန၊ ဆက်။ သီလက္ခန္ဓံ ပါ၏။) ဝိသံဝါဒနာဓိပ္ပာယေန၊ ချွတ်ယွင်းစေခြင်း၌ ဖြစ်သောအလိုဖြင့်။ ပရဿ၊ သူတပါး၏။ ဝိသံဝါဒက ကာယဝစီပယောဂ သမုဋ္ဌာပိကာ၊ ချွတ်ယွင်းစေကြောင်းဖြစ်သော ကာယပယောဂ ဝစီပယောဂကို ဖြစ်စေတတ်သော။ စေတနာ၊ သည်။ မုသာဝါဒေါ၊ မည်၏။

အပရော နယော၊ အခြား တနည်းဇာတ်။ မုသာတိ၊ ကား။ အဘူတံ၊ မဟုတ်သော။ အတစ္ဆံ၊ မမှန်သော။ ဝတ္ထု၊ ဝတ္ထုတည်း။ ဝါဒေါတိ၊ ကား။

နိပါတ် အတွက်လည်းကောင်း၊ “သမုဋ္ဌာပေတိ” ဟု ဒုတိယန္တနိပါတ်အတွက်လည်းကောင်း အဓိပ္ပာယ်ဖွင့်သည်။]

အနက်ပေးပုံ။ ။ ဤအလို “မုသာဝါဒံ၊ ချွတ်ယွင်းဖောက်ပြန် မမှန်သောစကားကို ပြောဆိုကြောင်း စေတနာကို” ဟု သဒ္ဒတ္ထပေးပါ။ ထိုသို့ ပြောဆိုခြင်းဟူသည် သူတပါးကို သိစေခြင်း၊ သိစေတတ်သော ကာယပယောဂ ဝစီပယောဂကို ဖြစ်စေခြင်းတည်း။ ထို့ကြောင့် “ဝါ၊ ချွတ်ယွင်းဖောက်ပြန် မမှန်သော ကာယပယောဂ ဝစီပယောဂဖြင့် သူတပါးကို သိစေကြောင်း စေတနာကို။ ဝါ၊ ချွတ်ယွင်း ဖောက်ပြန် မမှန်သော ကာယပယောဂ ဝစီပယောဂကို ဖြစ်စေကြောင်း စေတနာကို” ဟု အဋ္ဌကထာ အဖွင့်အတိုင်း အဓိပ္ပာယ်ဖွင့် ပေးပါ။

၃။ ဝိသံပ။ ကွာရဿ။ ။ ပုရေ၊ မပြောမီ ရှေ့+ကရဏံ၊ ပြုခြင်း။ ပုရေကွာရော၊ ခြင်း။ သံဝါဒိယတေ၊ ကောင်းစွာ ပြောစေခြင်း။ ဝါ၊ မှန်ကန်စွာ ပြောစေခြင်း။ သံဝါဒနံ၊ ခြင်း။ န+သံဝါဒနံ၊ မှန်ကန်စွာ ပြောဆိုစေခြင်း မဟုတ်၊ မှားမှားယွင်းယွင်း ပြောဆိုစေခြင်း။ (သဒ္ဒတ္ထ။) ချွတ်ယွင်းစေလို အသိလွဲစေလိုခြင်း။ (အဓိပ္ပာယ်ဖွင့်။) ဝိသံဝါဒနဿ+ပုရေကွာရော ယဿာတိ ဝိသံဝါဒနပုရေကွာရော။ [ဤပါဌ်ဖြင့် မပြောမီ ရှေ့ လိမ်လိုသော စိတ်ရှိကြောင်းကို ပြ၏။ ကာယပယောဂေါ ဝစီပယောဂေါဖြင့် ကား၊ ပြောဆဲခဏ ပြောတုန်းခဏ၌ လိမ်ခြင်းကို ပြသည်။] ကမ္မပထ-မြောက်သော မုသာဝါဒကို ပြလို၍ “အတ္ထဘူကော” ဟု ဆိုသည်။ ဤနေရာ၌ အတ္ထသဒ္ဒါသည် အကျိုးဟူသော အနက်ကို မဟော၊ အစီးအပွား ဟူသော အနက်ကို ဟောသည်။ [ကမ္မပထပုတ္တမေဝ ဒဿေတံ “အတ္ထဘူနကောတိ” ဝတ္ထံ၊ ပရဿ ဟိတဝိနာ-သကောတိ အတ္ထော။-သီ-ဋီသစ်။]

၄။ အပရော နယော။ ။ မုသာဝါဒ၏ အင်္ဂါလက္ခဏာသည် ၄-ပါးရှိ၏။ ထိုလက္ခဏာဝယ် “အကထံ ဝတ္ထု” ဟူသော လက္ခဏာလည်း ပါ၏။ ပထမ ပြခဲ့သော နည်း၌ ကာယပယောဂ ဝစီပယောဂကို “ဝါဒေါ-သိစေ ဖြစ်စေ” ဟု ဆိုသောကြောင့် (၁) ဝိသံဝါဒနစိတ္တံ၊ (၂) ကာယဝစီပယောဂ၊ (၃) ပရဿ တဒတ္ထဝိဇာနန” ဟူသော အင်္ဂါ ၃-ပါးကိုသာ ပြနိုင်၏။ “အကထံ ဝတ္ထု” ဟူသော အင်္ဂါလက္ခဏာကို မပြနိုင်။ ထို့ကြောင့် ထို အင်္ဂါလက္ခဏာကို ပြနိုင်သောတနည်းကို ပြလို၍ “အပရော

တဿ၊ ထို မဟုတ်မမှန်သော ဝတ္ထုကို။ ဘူတတော၊ ဟုတ်သည်၏ အဖြစ်ဖြင့်။ (သာဝပုဓာန-ကြံ။) တစ္ဆတော၊ မှန်သည်၏ အဖြစ်ဖြင့်။ ဝိညာပနံ၊ သိစေခြင်း တည်း။ ဝါ၊ သိစေကြောင်း စေတနာတည်း။ ပန၊ ဆက်။ လက္ခဏတော၊ မှတ်သားအပ်သော သဘောအားဖြင့်။ အတထံ၊ မမှန်သော။ ဝတ္ထု၊ ကို။ တထတော၊ မှန်သည်၏ အဖြစ်ဖြင့်။ ပရံ၊ သူတပါးကို။ ဝိညာပေတုကာမဿ၊ သိစေခြင်းငှာ အလိုရှိသော ပုဂ္ဂိုလ်၏။ တထာ၊ ထို အခြင်းအရာအားဖြင့်။ (ထိုမမှန်သော ဝတ္ထုကို အမှန်ဟု သိစေလိုခြင်းဟူသော အခြင်းအရာအားဖြင့်။) ဝိညတ္တိသမုဋ္ဌာပိကာ၊ ကာယဝိညတ် ဝစီဝိညတ်ကို ဖြစ်စေတတ်သော။ စေတနာ၊ သည်။ မုသာဝါဒေါ၊ မည်၏။ သော၊ ထို မုသာဝါဒသည်။ ယံ အတ္ထံ၊ အကြင် အစီးအပွားကို။ ဘဉ္စတိ၊ ဖျက်ဆီး၏။ တဿ၊ ထို အစီးအပွား၏။ အပ္ပတာယ၊ နည်းသည်၏ အဖြစ်ကြောင့်။ အပ္ပသာဝဇ္ဇော၊ မဟန္တတာယ၊ ကြီးသည်၏ အဖြစ်ကြောင့်။ (များသည်၏အဖြစ်ကြောင့်။) မဟာသာဝဇ္ဇော၊ [ဤအလို “မုသာဝါဒေါ၊ မဟုတ်မမှန်သော ဝတ္ထုကို ဟုတ်မှန်သောအားဖြင့် ပြောဆို ကြောင်း သိစေကြောင်း စေတနာ” ဟု ပေးပါ။]

နယော” စသည်ကို မိန့်သည်။ ဤနည်း၌ကား “မုသာ” အရ ကာယ-ဝစီပယောဂကို မယူပဲ ပြောတိုင်းမဟုတ်သော ဝတ္ထုကို ယူရသောကြောင့် “အတထံ ဝတ္ထု” ဟူသော လက္ခဏာကိုလည်း ပြနိုင်သည်။ ဤနည်း၌ “မုသာ (မဟုတ်မမှန်သော ဝတ္ထုကို) + ဝဒီယတိ ဝုစ္စတိ စေတနာတိ မုသာဝါဒေါ” ဟု ပြု။ [သူတပါး၏ အသိမှားစေလို သောစိတ်ကို “ဝိသံဝါဒန စိတ္တ” ဟု လည်းကောင်း၊ မိမိက အမှားကို သိစေလိုသည် အား လျော်စွာ သူတပါးက အမှားသိခြင်းကို “တဒတ္ထဝိဇာနန” ဟု လည်းကောင်း ဆိုသည်။]

၁။ လက္ခဏတော။ပ။စေတနာ။ ။ “မုသာဝါဒ” အရ တရားကိုယ် သဘောကို ပြလို၍ “လက္ခဏတော” စသည်ကို မိန့်သည်။ [လက္ခဏတောတိ သဘာဝတော၊ တထာတံ တေန တထာကာရေန၊ ကာယဝစီ ဝိညတ္တိယော သမုဋ္ဌာပေတီတိ ဝိညတ္တိ သမုဋ္ဌာပိကာ။-သီလက္ခန္ဓီကာသစ်။] ဤအဖွင့်အတိုင်း တထာကို နောက်ပုဒ်နှင့်မတွဲပဲ ပေးသည်။ သမာသံတွဲ၍လည်း ပေးနိုင်ပါ၏။

၂။ ယမတ္ထံ။ ။ယမတ္ထံ စသော ဤစကားဖြင့် ကမ္မပထ-မြောက်သော မုသာဝါဒ ၏ အပ္ပသာဝဇ္ဇ မဟာသာဝဇ္ဇ ကွဲပုံကို ပြ၏။ ဤ၌ ဥစ္စာ၏တန်ဖိုး လိုက်၍ အပ္ပသာဝဇ္ဇ မဟာသာဝဇ္ဇ ဖြစ်ပုံကို ပြ၏။ တန်ဖိုးချင်း တူလျှင်ကား ဥစ္စာရှင်၏ သီလ-စသော ဂုဏ် ငယ်၊ ဂုဏ်ကြီးလိုက်၍ အပ္ပသာဝဇ္ဇ မဟာသာဝဇ္ဇ ဖြစ်ရပေလိမ့်မည်။ [ယဿ အတ္ထံ ဘဉ္စတိ၊ တဿ အပ္ပဂုဏတာယ အပ္ပသာဝဇ္ဇော၊ မဟာဂုဏတာယ မဟာသာဝဇ္ဇောတိ အဒိန္နာဒါနေ ဝိယ အပ္ပသာဝဇ္ဇမဟာသာဝဇ္ဇတာ လက္ခတိ။-သီ-ဋီသစ်။]

အပိစိ၊ သည်သာမက သေး၊ ဂဟဋ္ဌာနံ၊ အိမ်၌တည်သူ လူဝတ်ကြောင်တို့
 ၏။ (အဒါတုကာမတာ-၌ စပျံ။) အတ္တနော၊ မိမိ၏။ သန္တကံ၊ ဥစ္စာကံ။
 အဒါတုကာမတာယ၊ ပေးခြင်းငှာ အလိုမရှိကုန်သည်၏ အဖြစ်ကြောင့်။ နတ္ထိ၊
 မရှိပါ။ [ရိပါသလား ဟု မေးလာသူ တောင်းလာသူအား ပြန်ပြောသော
 စကားတည်း။] ဣတိ အာဒိနယပဝတ္တော၊ ဤသို့အစရှိသော နည်းဖြင့် ဖြစ်
 သော မုသာဝါဒ သည်။ အပ္ပသာဝဇ္ဇော၊ သက္ကိနာ၊ သက်သေသည်။
 (ဟုတော။) အတ္တဘူနတ္ထိ၊ အစီးအပွားကို ဖျက်ဆီးခြင်း အကျိုးငှာ။ ဝုတ္တော၊
 ပြောဆိုအပ်သော မုသာဝါဒ-သည်။ မဟာ သာဝဇ္ဇော၊ ၏။ ပဗ္ဗဇိတာနံ၊
 ရသေ့ ရဟန်းတို့၏။ အပ္ပကမ္ပိ၊ အနည်းငယ်လည်း ဖြစ်သော။ တေလံ ဝါ၊
 ဆီကိုသော်လည်းကောင်း။ သပ္ပိ ဝါ၊ ထောပတ်ကိုသော် လည်းကောင်း။
 လဘိတော၊ ရ၍။ ဟသာဓိပ္ပာယေန၊ ရယ်ရွှင်ခြင်း၌ ဖြစ်သော အလိုဖြင့်။ [အပျက်
 အချော် ပြောလိုသဖြင့်။] အဇ္ဇ၊ ယနေ့။ ဂါမေ၊ ရွာ၌။ တေလံ၊ ဆီသည်။
 နဒိ မညေ၊ မြစ်ကဲ့သို့။ သန္တတိ၊ စီး၏။ [အနည်းငယ်ရသောကြောင့် ပြောင်
 လှောင်၍ပြောသော စကားတည်း။] ဣတိ၊ သို့။ ပူရဏကထာ^၂ နယေန၊ ဖြည့်
 စွက် ပြောဆိုကြောင်း နည်းဖြင့်။ [ရှေးနိဿယ၌ “စကားပို စကားလျှံ ဆိုသော
 နည်းဖြင့်” ဟု ပေးသည်။] ပဝတ္တော၊ ဖြစ်သော မုသာဝါဒသည်။ အပ္ပ-

၁။ အပိ စ။ ။အပ္ပသာဝဇ္ဇ မဟာသာဝဇ္ဇ ခွဲရာ၌ ဆိုဖွယ်ကျန်သေးသောကြောင့်
 “အပိစ” စသည်ကို မိန့်သည်။ [ရှေ့နည်းနှင့်မတူသော တနည်းကို ပြခြင်းမဟုတ်။]
 လူတို့မှာ ဖြစ်တတ်သော မုသာဝါဒ၊ ရသေ့ ရဟန်းတို့မှာ ဖြစ်တတ်သော မုသာဝါဒ
 တို့၏ အပ္ပသာဝဇ္ဇ မဟာသာဝဇ္ဇ တို့ကိုခွဲ၍ပြသည်။

၂။ ပူရဏကထာ။ ။ပူရဏကထာ-ဟူသည် အနည်းငယ်ဖြစ်၍ ဦးန (ယုတ်လျော့
 သော) ဆီကို စကားအားဖြင့် ဖြည့်၍ပြောအပ်သော စကားတည်း။ ပူရေတိတိ ပူရဏာ၊
 ပူရဏာ စ+သာ+ကထာ စာတိ ပူရဏကထာ၊ အဂ္ဂတာယ ဦးနဿ အတ္ထဿ ပူရဏံ
 ဝသေန ပဝတ္တာ ကထာ ပူရဏကထာ။ ဗဟုတရဘာဝေန ဝတ္တကထာတိ ဝတ္တံ ဟော
 တိ။-သီလက္ခန္ဓိကိကာသစ်။ ယောဇနာ၌ကား “ပူရဏဿ+ကထနနယေန ပဝတ္တော
 မုသာဝါဒေါ” ဟု ဖွင့်၏။

မှတ်ချက်။ ။မရှိ ဟု ပြောခြင်း၌လည်းကောင်း၊ ပူရဏကထာနည်းဖြင့် (ဆီတွေ
 မြစ်ကြီးလိုစီးနေ၏ စသည်ဖြင့်) စကားကြီး စကားကျယ် စကားပို စကားလျှံ ပြောဆို
 ခြင်း၌လည်းကောင်း သူတပါး အသိမှားစေလိုသော ဝိသံ ဝါဒနစိတ် ရှိမှသာ မုသာဝါဒ
 ဖြစ်သည်။ ထိုစကားမျိုး ပြောရုံဖြင့်ကား မုသာဝါဒ-မဖြစ်ပါ။ [အတ္တနော သန္တကံ
 အဒါတုကာမဟာယာတိ ဟိ ဟသာဓိပ္ပာယေနာဘိ စ မုသာဝါဒသာမညတော (မဟုတ်
 မမှန် ပြောခြင်း တူသည်၏ အဖြစ်ကြောင့်) ဝတ္တံ။ ဥဘယတ္ထာပိ စ ဝိသံဝါဒနပုရေက္ခာ
 ရေနော မုသာဝါဒေါ၊ န ပန ဝစနမတ္တေန။-သီလက္ခန္ဓိ ကိကာသစ်။]

သာဝဇ္ဇော။ ပန၊ ကား။ အဒိဋ္ဌိယေဝ၊ မမြင်အပ်သော အကြောင်းအရာကိုပင်။
ဒိဋ္ဌိ၊ မြင်အပ်ပြီ။ ဣတိ အာဒိနာ၊ ဤသို့ အစရှိသော။ နယေန၊ ဖြင့်။
ဝဒန္တာနံ၊ ပြောဆိုသူတို့၏။ (မုသာဝါဒေါ၊ သည်။) မဟာ သာဝဇ္ဇော။

တဿ၊ ထို မုသာဝါဒ၏။ သမ္ဘာရာ၊ တို့သည်။ အတထံ၊ မမှန်သော။ ဝတ္ထု၊
ဝတ္ထုလည်းကောင်း။ ဝိသံဝါဒနစိတ္တံ၊ မှားမှားယွင်းယွင်း ပြောဆိုစေကြောင်း
စိတ်လည်းကောင်း။ ဝါ၊ ချွတ်ယွင်းစေကြောင်း စိတ်လည်းကောင်း။
တဇ္ဇော၊ ထို စိတ်အားလျော်စွာဖြစ်သော။ ဝါယာမော၊ လုံ့လလည်းကောင်း။
[လုံ့လကို ရှေ့သွားပြုရသော ပယောဂကို ဆိုလိုသည်။] ပရဿ၊ သူတပါး၏။
(လိမ်အပ်သူ၏။) တဒတ္ထဝိဇာနနံ၊ ထို လိမ်လိုအပ်သော အနက် အဓိပ္ပာယ်ကို
နားလည်ခြင်းလည်းကောင်း။ ဣတိ၊ သို့။ စတ္တာရော ဟောန္တိ။ ကော၊ သော။
ပယောဂေါ၊ သည်။ သာဟတ္ထိကောဝ၊ သာဟတ္ထိက-သာတည်း။ သော စ၊
ထို သာဟတ္ထိက-ပယောဂကိုလည်း။ ကာယေန ဝါ၊ ကိုယ်ဖြင့်သော်လည်း
ကောင်း။ ကာယပဋိဗဒ္ဓေန ဝါ၊ ကိုယ်နှင့်စပ်သော ဝတ္ထုဖြင့်သော်လည်း
ကောင်း။ ဝါစာယ ဝါ၊ နှုတ်ဖြင့်သော်လည်းကောင်း။ ပရဝိသံဝါဒကကြိယ-
ကရဏေ၊ သူတပါးကိုချွတ်ယွင်းစေတတ်သော အမှုအရာကို ပြုခြင်း၌။ ဝါ၊
ပြုရာ၌။ ဒဋ္ဌဗ္ဗော၊ ၏။ တာယ ကြိယာယ၊ ထို အမှုအရာကြောင့်။ ပရော၊
တပါးသော ပုဂ္ဂိုလ်သည်။ (လိမ်အပ်သော ပုဂ္ဂိုလ်သည်။) တမတ္ထံ၊ ထို အနက်
အဓိပ္ပာယ်ကို။ (လိမ်လိုအပ်သော အကြောင်းအရာကို။) စေ ဇာနာတိ၊ အံ။
(ဧဝံ သတိ။) အယံ၊ ဤ ပုဂ္ဂိုလ်ကို။ ကြိယသမုဋ္ဌာပိက စေတနာက္ခဏေ-
ယေဝ၊ အမှုအရာ ကြိယာကို ဖြစ်စေတတ်သော စေတနာ၏ ခဏ၌ပင်။ မုသာ-
ဝါဒကမ္မုနာ၊ မုသာဝါဒကံသည်။ ဗဇ္ဈတိ၊ ဖွဲ့အပ်၏။

ပန၊ ဆက်။ ယသ္မာ၊ ကြောင့်။ ကာယ ကာယပဋိဗဒ္ဓ ဝါစာဟိ၊ ကိုယ်၊
ကိုယ်နှင့်စပ်သောဝတ္ထု၊ နှုတ်တို့ဖြင့်။ ပရံ၊ သူတပါးကို။ ဝိသံဝါဒေတိ
ယထာ၊ မှားမှားယွင်းယွင်း ပြောဆိုစေနိုင်သကဲ့သို့။ ဝါ၊ ချွတ်ယွင်း စေနိုင်
သကဲ့သို့။ တထာ၊ တူ။ ဣမဿ၊ ဤသူအား။ ဣမံ၊ ဤ အကြောင်းအရာကို။
ဘဏာဟိ၊ လိမ်၍ ပြောလိုက်ပါလော့။ ဣတိ၊ ဤသို့။ အာဏာပေန္နော၊ စေ
ခိုင်းသည်။ (ဟုတော့) ပိ၊ ဖြစ်၍လည်းကောင်း။ ဝါ၊ ဖြစ်လျက်လည်းကောင်း။
[အာဏတ္ထိကပယောဂ။] ပဏ္ဏံ၊ မုသားစကားကို ရေးသားအပ်သော စာကို။
လိခိတော၊ ရေးခြစ်၍။ [“ပဏ္ဏံ၊ စာရွက်၌။ လိခိတော၊ အက္ခရာကို ရေးခြစ်၍” ဟု
လည်း သီ-ဒွိသစ် ဖွင့်သေး၏။] ပုရတော၊ ရှေ့၌။ (လိမ်လိုအပ်သူ၏ ရှေ့၌။)
နိဿဇ္ဇန္တော၊ စွန့်လွှတ် ချထားသည်။ (ဟုတော့) ပိ၊ လည်းကောင်း။ [နိဿဂ္ဂိယ-
ပယောဂ။] အယံ အတ္ထော၊ ဤအနက် အဓိပ္ပာယ်ကို။ ဧဝံ၊ သို့။ ဒဋ္ဌဗ္ဗော၊

မှတ်ထိုက်၏။ ဣတိ၊ သို့။ ကုဋ္ဌာဒိသု၊ နံရံ အစရှိသော အရပ်တို့၌။ လိခိတွာ၊
 ၍။ (မဟုတ်မမှန် ရေး၍။) ထပေန္တော၊ ထားသည်။ (ဟုတွာ) ပိ၊ လည်း
 ကောင်း။ [ထာဝရ-ပယောဂ။] ပရံ၊ သူတပါးကို။ ဝိသံဝါဒေတိ၊ မှားမှား
 ယွင်းယွင်း ပြောဆိုစေနိုင်၏။ ဝါ၊ ချွတ်ယွင်းစေနိုင်၏။) တသ္မာ၊ ကြောင့်။
 ဣ၊ ဤ မုသာဝါဒ၌။ အာဏတ္တိကနိဿဂ္ဂိယ ထာဝရာပိ၊ အာဏတ္တိက၊
 နိဿဂ္ဂိယ၊ ထာဝရလည်း ဖြစ်ကုန်သော။ ပယောဂါ၊ တို့သည်။ ယုဇ္ဇန္တိ၊ သင့်
 ကုန်၏။ ပန၊ ထိုသို့ပင် သင့်ပါကုန်သော်လည်း။ အဋ္ဌကထာသု၊ ရှေး အဋ္ဌ-
 ကထာတို့၌။ အနာဂတတ္တာ၊ မလာကုန်သည်၏ အဖြစ်ကြောင့်။ ဝိမံသိတွာ၊
 စူးစမ်းနှိုင်းချိန်၍။ (အာဏတ္တိက နိဿဂ္ဂိယထာဝရာ၊ ကုန်သော။ ပယောဂါ၊
 တို့ကို။) ဂဟေတဗ္ဗာ၊ ယူထိုက်ကုန်၏။

ပိသုဏဝါစာတိ အာဒိသု၊ ပိသုဏဝါစာ-အစရှိသော ကမ္မပထတို့၌။ (သ-
 ဝိနိစ္ဆယော၊ အဆုံးအဖြတ်နှင့်တကွ ဖြစ်သော။ အတ္ထော၊ ကို။ ဧဝံ ဝေဒိတဗ္ဗော။)
 ယာယ ဝါစာယ၊ အကြင် စကားဖြင့်။ (ကရောတိ-၌ စပ်။) ယဿ၊ အကြင်
 ပုဂ္ဂိုလ်အား။ တံ ဝါစံ၊ ထို ကုန်းတိုက်စကားကို။ ဘာသတိ၊ ပြောဆို၏။
 တဿ၊ ထို ပြောဆိုရာ ပုဂ္ဂိုလ်၏။ ဟဒယေ၊ စိတ်၌။ အတ္တနော၊ မိမိ၏။

၁။ ဝိမံသိတွာ ဂဟေတဗ္ဗာ။ ။ဤအယူက သင်္ဂဟအဋ္ဌကထာ ဆရာ၏ အတ္တနော-
 မတိ မျှသာ ဖြစ်သောကြောင့် “ဝိမံသိတွာ ဂဟေတဗ္ဗာ” ဟု ဆိုသည်။ မိမိကိုယ်တိုင်
 “တထာ ဣဒမဿ ဘဏာမိတိ အာဏာပေန္တောပိ။ ပ။ ထပေန္တောပိ” ဟု ဖြစ်နိုင်သော
 အကြောင်းတို့ကို ပြုပြီးဖြစ်ရကား အထူးစဉ်းစား စိစစ်ဖွယ် မလိုတော့။ ရှေးဆရာတို့ကို
 လေးစားသောအားဖြင့်လည်းကောင်း၊ အတ္တုတ္တံသန-အပြစ်မရောက်စေလိုသောကြောင့်
 လည်းကောင်း “ဝိမံသိတွာ ဂဟေတဗ္ဗာ” ဟု ဆိုခြင်းဖြစ်သည်။ [ဝိမံသိတွာ ဂဟေ-
 တဗ္ဗာတိ အတ္တနောမတိယာ သဗ္ဗဒုဗ္ဗလက္ခာ အနတ္တုတ္တံသနေန ဝုတ္တံ။ ကိဗ္ဗေတ္ထ ပိစာရေ-
 တဗ္ဗကာရဏံ အတ္ထိ။ သယမေဝ ပိစာရိတတ္တာ၊ -သိ-ဇီသစ်။]

၂။ တဿ။ ပ။ ကရောတိ။ ။ပိသုဏာ၌ “ပိယသုညကရဏာ” ဟု ဆိုလိုလျက် မလို
 အပ်သော အက္ခရာတို့ကို ချေ၍ “ပိသုဏာ” ဟု ကြွင်းသည်။ “ပိယော စ + သုညံ စ ပိယ-
 သုညံ၊ ပိယသုညံ + ကရောတိတိ ပိယသုညကရဏာ” ဟုပြု။ ပိယသုညတို့၌ ဘာဝပုဓာန-
 ဘာဝလောပ ကြံစေလို၍ ပိယံကို “ပိယဘာဝံ” ဟု လည်းကောင်း၊ သုညံကို “သုည-
 ဘာဝံ” ဟု လည်းကောင်း ဖွင့်သည်။ (တနည်း) ပိသတိ၊ ညီညွတ်နေသူတို့ကို ကွဲပြား
 အောင် ကြိတ်ချေတတ်၏။ ဣတိ ပိသုဏာ။ ပိသ-ဓာတ်၊ ဥန-ပစ္စည်းဖြင့် သက္ကံတ၌
 “ပိသုနာ” ဟု ရှိသည်။

၃။ အတ္တနော ပရဿ။ ။ဦးဒတ္တက ဦးနာဂ၏ အပြစ်ပြောသည်ကို ဦးတိဿသည်
 ကြား၏။ ထိုအခါ ဦးတိဿသည် ဦးဒတ္တနှင့် ဦးနာဂတို့ ကွဲပြားစေလို၍၊ သို့မဟုတ်
 ဦးနာဂက “မိမိကို သတိပေးဖော်ရပေသည်” ဟု ချစ်စေလို၍ ဦးနာဂထံ သွားပြီးလျှင်

(မိမိဟူသောပြောဆိုသူ၏။) ပိယဘာဝံ၊ ချစ်အပ်သူ၏ အဖြစ်ကိုလည်းကောင်း။ ပရဿ၊ သူတပါး၏။ သုညဘာဝံ စ၊ အချစ်မှ ကင်းဆိတ်သူ၏ အဖြစ်ကိုလည်းကောင်း။ ကရောတိ၊ ပြုတတ်၏။ သာ (ဝါစာ)၊ ထို စကားသည်။ ပိသုဏ-ဝါစာ၊ မည်၏။

ပန၊ ကား။ ယာယ၊ အကြင် စကားဖြင့်။ အတ္တာနံပိ၊ မိမိကိုလည်းကောင်း။ ပရံပိ၊ သူတပါးကိုလည်းကောင်း။ ဖရသံ၊ ကြမ်းတမ်းသည်ကို။ ကရောတိ၊ ပြုတတ်၏။ (အယံ၊ ဤစကားသည်။ ဖရသဝါစာ၊ မည်၏။) ယာ ဝါစာ၊ အကြင် စကားသည်။ သယမ္ပိ၊ ကိုယ်တိုင်လည်း။ (ဖရသဝါစာ ကိုယ်တိုင်လည်း။) ဖရသာ၊ ကြမ်းတမ်းသည်။ ကဏ္ဍသုခါ၊ နားတို့၏ ချမ်းသာကြောင်း

ဦးဒတ္တ၏ အပြစ်ပြောစကားကို ပြော၏။ ထိုသို့ပြောခြင်းသည် မိမိကို ချစ်အောင်လည်းပြု၊ ဦးဒတ္တ၏အပေါ်၌ ဦးနာဂ၏ အချစ်ကင်းဆိတ်အောင်လည်း ပြုရာရောက်သည်။ ထို့ကြောင့် အတ္တနော ပိယဘာဝံ၌ “အတ္တနော” အရ ကုန်းတိုက်သော ဦးတိဿကိုယူ၍ “ပရဿ” အရ ဦးနာဂ၏ အပြစ်ကိုပြောသော ဦးဒတ္တကို ယူပါ။ [ပဿောတိယံ ဘိန္ဒိတံ တံ ဝါစံ ဘာသတိ၊ တဿ။-သိ-ဋီသစ်။]

၁။ ယာယ။ပ။ကရောတိ။ ။ဖရသံ ကရောတိတိ ဖရသကရဏာ၊ ဒေါသထွက်အောင် ကြမ်းတမ်းအောင် ပြုတတ်သောကြောင့် ဆဲဆိုမှုစကားကို “ဖရသကရဏာ” ဟု ဆိုလိုလျက် ကရဏပုဒ်ကို ချေ။ (တနည်း) ဆဲသောအခါ ဆဲသူ မိမိ၌လည်းကောင်း၊ အဆဲခံရသော သူတပါး၌ လည်းကောင်း ဒေါသအစွမ်းကြောင့် ကြမ်းတမ်းမှု ဖရသာ ဖြစ်၏။ ထို ဖရသာသည် ဆဲဆိုမှုကြောင့်ဖြစ်ရကား အကျိုးဖရသာ၏ အမည်ကို အကြောင်းစကားပေါ်၌ တင်စား၍ ကြမ်းတမ်းသော စကားကိုလည်း ဖလူပစာရအားဖြင့် “ဖရသာ” ဟု ခေါ်ရသည်။ [တ္ထေ ပန ပဌမနယေ ဖရသံ ကရောတိတိ ဝစနတ္ထေန ဝါ ဖလူပစာရေန ဝါ ဝါစာယ (စကားအပေါ်၌) ဖရသသဒ္ဓပ္ပဝတ္တိ ဝေဒိတဗ္ဗာ။-သိ-ဋီသစ်။]

၂။ သယမ္ပိ ဖရသာ။ ။ဤနည်း၌ စကားလုံးကိုယ်တိုင်ပင် ကြမ်းတမ်းသောကြောင့် ဖရသာအမည်ရ၏။ ထို ဖရသာအမည်သည် ဥပစာမတင်ရပဲ ပင်ကိုသဘောအတိုင်း အထင်ရူဠိအားဖြင့် ရအပ်သောအမည်တည်း။ (တနည်း) ဆဲဆိုခြင်း၏ အကြောင်းမှာ ဒေါသတည်း။ ထို အကြောင်းဒေါသ၏ ဖရသ-အမည်ကို အကျိုးစကားပေါ်၌ တင်စား၍ အကျိုးစကားကိုလည်း ကာရဏပစာရအားဖြင့် “ဖရသာ” ဟု ခေါ်သည်။ [ဒုတိယနယေ မဗ္ဗစ္ဆေဒဝသေန (နားငြီးဖွယ်ကောင်းသော ဇာတိဂေါတ္တ စသည်ကို ဖြတ်တောက် ဆဲဆိုခြင်း၏ အစွမ်းဖြင့်) ပဝတ္တိယာ ဧကန္တနိဋ္ဌိရတာယ ရူဠိသဒ္ဓဝသေန သဘာဝေန (အထင်ရူဠိသဒ္ဓါဖြစ်သည့်အတွက် ဥပစာမတင်ရပဲ ပင်ကိုသဘောအားဖြင့် သော်လည်းကောင်း) ကာရဏပစာရေန ဝါ ဖရသသဒ္ဓပ္ပဝတ္တိ ဒဠဗ္ဗာ။-သိ-ဋီသစ်။...သဒ္ဓပ္ပဝတ္တိနိမိတ် ရှိသော်လည်း ထို နိမိတ်က အများနှင့် ဆိုင်နေသောကြောင့် ထင်ရှားရာ အနက်တခု ပေါ်၌ တက်ရောက်ခြင်းကို “အထင်ရူဠိ” ဟု ခေါ်သည်။]

သည်။ (နားဝင်ချိုသည်။) ဘဲနော ဟောတိ၊ မဖြစ်။ ဟဒယဂံမာ၊ စိတ်သို့
ရောက်သည်။ (နှလုံး အသဲစွဲလောက်သည်။) န ဟောတိ။ အယံ၊ ဤစကား
သည်။ ဖရုသဝါစာ၊ မည်၏။

ယေန၊ အကြင် စကားဖြင့်။ သမ္ပံ၊ စီးပွားချမ်းသာကို ဖျက်ဆီးတတ်သော
အကြောင်းအရာကို။ နိရတ္ထကံ၊ အနက် အဓိပ္ပာယ်မရှိသော အကြောင်းအရာကို။
ပလပတိ၊ အမျိုးမျိုးအစားစား အပြားအားဖြင့် ပြောဆိုတတ်၏။ သော၊ ထို
စကားသည်။ သမ္ပပ္ပလာပေါ၊ မည်၏။ တေသံ (ပိသုဏဝါစာဖရုသဝါစာသမ္ပ-
ပ္ပလာပါနံ)၊ ထို ပိသုဏဝါစာ၊ ဖရုသဝါစာ၊ သမ္ပပ္ပလာပ-တို့၏။ မူလဘူတာ၊
အရင်းခံဖြစ်၍ ဖြစ်သော။ စေတနာပိ၊ သည်လည်း။ ပိသုဏဝါစာဒိနာမမေဝ၊
ပိသုဏဝါစာ အစရှိသော နာမည်ကိုပင်။ လဘတိ၊ ရ၏။ စ၊ ဆက်။ ဣဓ၊
ဤ အကုသလကမ္မပထ အရာ၌။ သ၊ ဝေ၊ ထိုစေတနာကိုသာ။ အဓိပ္ပေတာ၊
အလိုရှိအပ်၏။ ဣတိ၊ ဤသို့ မှတ်အပ်၏။

၁။ နေဝ။ ပ။ ဟဒယဂံမာ။ ။ နေဝ ကဏ္ဍသုခါ၊ န ဟဒယဂံမာတို့ကား ကြမ်းတမ်း
ပုံကို သရုပ်ဖော်သော စကားများတည်း။ ဆဲဆိုသော စကားလုံးက ကြမ်းတမ်းလှသော
ကြောင့် ကြားရသောနားလည်း မချမ်းသာ၊ အနက်အဓိပ္ပာယ်က မကောင်းလှသော
ကြောင့် စိတ်နှလုံးသို့လည်း မသက်ဝင်ပါ-ဟူလို။ [သုခန္တိ ဧတယာတိ သုခါ၊ ကဏ္ဍာ-
နံ+သုခါ ကဏ္ဍသုခါ။]

၂။ သမ္ပပ္ပလာပေါ။ ။ “သံ (ဟိတသုခံ) ဖလတိ ဝိနာသေတိတိ သမ္ပံ၊ ပလပတိ
ဧတေနာတိ ပလာပေါ၊ သမ္ပဿ+ပလာပေါ သမ္ပပ္ပလာပေါ။ စီးပွားချမ်းသာကို ဖျက်
ဆီးတတ်သော အကြောင်းအရာ (သမ္ပံ) ဟူသည် “အနက် အဓိပ္ပာယ်မရှိသော
အကြောင်းအရာတည်း” ဟု သိစေလို၍ “နိရတ္ထကံ” ဟု အဓိပ္ပာယ်ထွ ဖွင့်၏။ (တနည်း)၊
ပလာပ-သဒ္ဒါသည် အနှစ်အဆံ မပါသော ဖွဲ့စည်းအဖျင်းကို ဟော၏။ အကြောင်းအရာ
လည်း အနှစ်အဆံနှင့်တူသော အနက်အဓိပ္ပာယ် မပါသောကြောင့် ဖွဲ့ အဖျင်းနှင့် တူရ
ကား “သမ္ပပ္ပလာပ” ဟု ခေါ်ရသည်။ ဤအလို သမ္ပံ စ၊ (နားထောင်နေသူ၏) စီးပွား
ချမ်းသာကို ဖျက်တတ်သည်လည်း ဟုတ်၏+တံ+ပလာပေါ စ၊ ဖွဲ့အဖျင်းနှင့် တူသည်
လည်းဟုတ်၏။ ဣတိ သမ္ပပ္ပလာပေါ” ဟု ပြပါ။ ထို့ကြောင့် ရှေးဆရာတို့သည် သမ္ပပ္ပလာပ
ကို “ပြန်ဖျင်းသော စကား” ဟု မြန်မာပြန်ကြသည်။

၃။ ပိသုဏဝါစာဒိနာမမေဝ။ ။ ဝစန္တိ ဧတယာတိ ဝါစာ (စေတနာ)။ ပိသုဏာ
ယ၊ ကို+ဝါစာ၊ ပြောကြောင်း စေတနာတည်း။ ပိသုဏဝါစာ။ ဤသို့ သမာသ်တွဲလျှင်
စေတနာသည် မုချအားဖြင့် ပိသုဏဝါစာမည်၏။ “ပိသုဏာ+ဝါစာ” ဟု ဝါကျခွဲလျှင်
ကား အကျိုးပိသုဏဝါစာ (စကားလုံး) ၏အမည်ကို အကြောင်းစေတနာ၌ တင်စား
သော ဖလူပစာရအမည်တည်း။ “နာမမေဝ” ဟု နာမသဒ္ဒါထည့်ထားသော အဋ္ဌကထာ
လည်း ဥပစာကိုပင် ရည်ရွယ်ဟန်တူသည်။ [သမာသဝိသယေ ဟိ မုချဝသေန အတ္ထော
ဂဟေတဗ္ဗော၊ ဗျာသဝိသယေ ဥပစာရဝသေနာပိ ဒဋ္ဌဗ္ဗံ။ -သီလက္ခန်-ဇီကာသစ်။]

တတ္ထ၊ ထို ပိသုဏဝါစာ၊ ဖရုသဝါစာ၊ သမ္မပ္ပလာပ တို့တွင်။ သံကိလိဋ္ဌစိတ္တ-
 သာ၊ အဘိဇ္ဈာ၊ ဣဿာ-စသည်တို့ကြောင့် ညစ်နွမ်းသော စိတ်ရှိသူ၏။ [“လော
 ဘေန ဝါ ဒေါသေန ဝါ ဝိဗာဓိတစိတ္တဿ” ဟု သီလက္ခန္ဓီကာ ဖွင့်၏။]
 ပရေသံ၊ သူတပါးတို့၏။ ဘေဒါယ ဝါ၊ ကွဲပြားခြင်းငှာသော်လည်းကောင်း။
 အတ္တနော၊ ၏။ ပိယကမ္ပတာယ ဝါ၊ ချစ်ခြင်းကို အလိုရှိသူ၏ အဖြစ်ငှာ
 သော်လည်းကောင်း။ ကာယဝစိပယောဂသမုဋ္ဌာပိကာ၊ ကာယပယောဂ ဝစိ-
 ပယောဂကို ဖြစ်စေတတ်သော။ စေတနာ၊ သည်။ ပိသုဏဝါစာ၊ မည်၏။
 သာ၊ ထို ပိသုဏဝါစာသည်။ ယဿ၊ အကြင် ပုဂ္ဂိုလ်၏။ ဘေဒံ၊ ကွဲပြားခြင်း
 ကို။ ကဓရာတိ၊ ပြု၏။ တဿ၊ ထိုကွဲပြားအောင်ပြုရာ ပုဂ္ဂိုလ်၏။ အပ္ပဂုဏတာယ၊
 နည်းသောဂုဏ် နှ့်ရှိသည်၏အဖြစ်ကြောင့်။ အပ္ပသာဝဇ္ဇာ၊ မဟာဂုဏတာယ၊
 ကြောင့်။ မဟာသာဝဇ္ဇာ။

တဿာ၊ ထို ပိသုဏဝါစာ၏။ သမ္ဘာရာ၊ တို့သည်။ ဘိန္ဒုတဗ္ဗော၊ ခွဲထိုက်
 သော။ ပရော၊ သူတပါးလည်းကောင်း။ ဣတိ၊ ဤသို့ ပြောဆိုအပ်သော်။
 (ဤသို့ ကုန်းတိုက်စကားကို ပြောဆိုလိုက်လျှင်။) ဣမေ၊ ဤသူတို့သည်။ နာနာ၊
 အသီးအသီးတို့သည်။ ဘဝိဿန္တိ၊ ဖြစ်ကုန်လတ္တံ့။ ဝိနာ၊ ကွဲကွာကုန်သည်။
 ဘဝိဿန္တိ။ ဣတိ၊ သို့။ ဘေဒပုရေက္ခာရတာ ဝါ၊ ကွဲပြားခြင်းကို ရှေးရှုပြု
 ခြင်းရှိသူ၏ အဖြစ်သော်လည်းကောင်း။ ဣတိ၊ ဤသို့ ပြောဆိုအပ်သော်။
 အဟံ၊ ငါသည်။ ဝါ၊ ကို။ ပိယော၊ ချစ်အပ်သည်။ ဘဝိဿာမိ၊ ဖြစ်လိမ့်အံ့။
 ဝိဿာသိကော၊ အကျွမ်းဝင်ခြင်း ရှိသူသည်။ (ဘဝိဿာမိ၊ အံ့။) ဣတိ၊ သို့။
 ပိယကမ္ပတာ ဝါ၊ ချစ်ခြင်းကိုအလိုရှိသူ၏ အဖြစ်လည်းကောင်း။ တဇ္ဇော၊
 ထို ကုန်းတိုက်ခြင်းအား လျော်စွာဖြစ်သော။ ဝါယာမော၊ လုံ့လလည်း
 ကောင်း။ တဿ၊ ထို ပြောဆိုအပ်ရာ ပုဂ္ဂိုလ်၏။ တဒတ္ထဝိဇာနနံ၊ ထိုအနက်
 အဓိပ္ပာယ်ကို နားလည်ခြင်းလည်းကောင်း။ ဣတိ၊ သို့။ စတ္တာရော ဟောန္တိ။
 [ဘေဒပုရေက္ခာရတာ၊ ပိယကမ္ပတာ ဤ ၂-ပါးတွင် တပါးပါးသော အင်္ဂါ
 ဖြစ်နိုင်သောကြောင့် ဘေဒပုရေက္ခာရတာ ဝါ၊ ပိယကမ္ပတာ ဝါ ဟု ဝိကပ္ပ-
 နတ္ထ ဝါ-သဒ္ဒါဖြင့် ဆိုသည်။] ပန၊ ဆက်။ ပရေ၊ တပါးသော ပုဂ္ဂိုလ်သည်။

၁။ ပရေသံ။ ပ။ ပိယကမ္ပတာယ ဝါ။ ။ တချို့ ကုန်းတိုက်ရာ၌ ထိုသူနှစ်ယောက်
 ကွဲသွားခြင်းကိုသာ အလိုရှိ၏။ မိမိကိုချစ်ဖို့မလို။ အချို့ ကုန်းတိုက်ရာ၌ကား မိမိကို
 ချစ်ဖို့လိုလား၏။ ထိုသူနှစ်ယောက် ကွဲသွားခြင်းကို မရည်ရွယ်။ တချို့ ကုန်းတိုက်ရာ၌
 ထိုသူနှစ်ယောက်လည်းကွဲစေလို၊ မိမိကိုလည်းချစ်စေလို၏။ ထို့ကြောင့် ဝါ-သဒ္ဒါသည်
 ဝိကပ်လည်းမမြဲ၊ သမုစ္စည်းလည်း မမြဲပုံကိုပြသော အနိယမတ္တတည်း။ [ဤ အနိယ-
 မတ္တကိုပင် တချို့နေရာ၌ ဝိကပ်ဟု ယူဟန်တူသည်။]

(ခွဲအပ်သော ပုဂ္ဂိုလ်သည်။) အဘိဇ္ဇေ၊ မက္ခေလတ်သော်။ ကမ္မပုထဘောဒေါ၊ ကမ္မပုထအထူးအပြားသည်။ နတ္ထိ။ (ပရေ၊ တပါးသော ခွဲအပ်သူသည်။) ဘိဇ္ဇေ ဧဝ၊ ကွဲသော်သာ။ (ကမ္မပုထဘောဒေါ၊ သည်။) ဟောတိ။

ပရဿ၊ သူတပါး၏။ မမ္မစ္ဆေဒကကာယဝစီပယောဂ သမုဋ္ဌာပိကာ၊ ပုတ်ခတ်သောခါ သေလောက်ရာသည့် အနာအရပ်နှင့်တူသော ဇာတ်အစရှိသော အက္ခောသဝတ္ထုကို ထိပါးပုတ်ခတ် ဖြတ်တောက်တတ်သော ကာယပယောဂ ဝစီပယောဂကို ဖြစ်စေတတ်သော။ ဧကန္တဖရုသစေတနာ၊ ကေန်ကြမ်းတမ်းသော စေတနာသည်။ ဖရုသဝါစာ၊ မည်၏။ တဿာ၊ ထို ဧကန္တဖရုသစေတနာ၏။ အာဝိဘာဝတ္ထံ၊ ဖရုသဝါစာအဖြစ်၌ ထင်စွာဖြစ်ခြင်း အကျိုးငှာ။

၁။ မမ္မစ္ဆေဒကပပိကာ။ ။မရတိ ယေနာတိ မမ္မံ။ ယေန၊ အကြင် ထိခိုက်အပ်သော အနာကြောင့်။ မရတိ၊ သေတတ်၏။ ဣတိ မမ္မံ။ (ဒုဋ္ဌာရု-ဒုဋ္ဌ+အရု-ပျက်သော ဆိုးရွားသော အနာ။) [မရဓာတ်၊ ယောဇနာ၌ မ-ပစ္စည်းဟု ဆို၏။ မောဂ္ဂလ္လာန်ဏှာဒိ (၁၃၆) သုတ်ဖြင့် သက်သေ မ-ပစ္စည်းကိုရည်ရွယ်သည်။ ရ်ကို ပရရုပ် (၆) ပြု။ မေဋ္ဌံ ရေ-ဓာတ်၊ ရမ္မ-ပစ္စည်းဖြင့် ပြီးသကဲ့သို့ ရမ္မ-ပစ္စည်းဖြင့်လည်း ပြီးစေနိုင်၏။] အနာပေါ တုတ်ကျလျှင် အလွန်နာ၏။ သေလောက်အောင် ခံရ၏။ ထို့အတူ ဇာတိဂေါတ္တ-စသော အက္ခောသဝတ္ထုကို ထိခိုက်လျှင် (ထိခိုက်၍ဆဲလျှင်) အလွန်နာ၏။ ထို့ကြောင့် ဇာတိ ဂေါတ္တ-စသော အက္ခောသဝတ္ထုကို “မမ္မံ ဝိယာတိ မမ္မံ” ဟု ဥပမာတမ္ဘိတ် ဆင့်၍ “မမ္မံ” ဟု ခေါ်သည်။

ဆိန္ဒတိ ယေနာတိ ဆေဒကော (အဝုတ္တကတ္တုသာဓန) ။ မမ္မဿ+ဆေဒကော မမ္မစ္ဆေဒကော-အလွန်နာကျည်းဖွယ်ကောင်းသော အမျိုးအနွယ် စသည်ကို ထိပါးပုတ်ခတ် ဖြတ်တောက်တတ်သော ဝစီပယောဂ။ (စာဖြင့်ရေး၍ ဆဲခြင်းစသည်၌ ကာယပယောဂလည်း ရနိုင်၏။) ထို့ကြောင့် “ကာယဝစီပယောဂသမုဋ္ဌာပိကာ” ဟု ဆိုသည်။ မမ္မစ္ဆေဒက ကာယဝစီပယောဂါနံ+သမုဋ္ဌာပိကာ မမ္မံပ။ သမုဋ္ဌာပိကာ (စေတနာ)။ [မမ္မာနိတိ ဒုဋ္ဌာရုနိ (ဒုဋ္ဌ+အရုနိ-ပျက်သော အနာတို့။) သဒိသတာယ ပန ဣဓ အက္ခောသဝတ္ထုနိ မမ္မာနိတိ ဝုစ္စန္တိ။ ယထာ ဟိ ဒုဋ္ဌာရုသု ယေနကေနစိ ဝတ္ထုနာ သန္တိတေသု (စိတ္တံ) အဓိမတ္တံ ဒုက္ခံ ဟောတိ။ တထာ တေသု ဇာတိအာဒိသု အက္ခောသဝတ္ထုသု ဖရုသဝါစာယ ဖုသိတမတ္တေသုတိ။-သိ-ဒီသစ်။]

၂။ ဧကန္တဖရုသစေတနာ။ ။ ဖရုသဝါစာ၌ “ဖရုသံ -ဝစန္တိ ဧတာယာတိ ဖရုသဝါစာ” ဟု ပြုလျှင် စေတနာရ၏။ ဧကန္တသဒ္ဒါကို ထည့်ခြင်းမှာ ဝါသနာအလိုက် နှုတ်ထွက်ကြမ်းရုံမျှကို ဆိုလိုသည်မဟုတ်ဘဲ တကယ်ဒေါသစိတ်ဖြင့် ပြောဆိုအပ်သော ဖရုသဝါစာကိုသာယူစေလိုသောကြောင့်တည်း။ [ဧကန္တဖရုသစေတနာ ဖရုသဝါစာ၊ ဖရုသံ ဝစန္တိ ဧတာယာတိ ကတ္တာ၊ “ဖရုသစေတနာ” ဣစ္စေဝ အဝတ္တာ “ဧကန္တဖရုသံစေတနာ” တိဝစနံ ဒုဋ္ဌစိတ္တတာယ ဧဝ ဖရုသစေတနာ အဓိပ္ပေတသ၊ န ပန သဝနဖရုသတာမတ္တေနာတိ ဉာပနတ္ထံ-သိ-ဒီသစ်။]

(တနည်း) တဿ၊ ထို ကေန္တဖရူသစေတနာ၏ ဖရူသဝါစာအဖြစ်၏။ [တဿာတိ ကေန္တဖရူသစေတနာယ ဝေ၊ တဿာတိ ဝါ ကေန္တဖရူသစေတနာယ ဝေ ဖရူသဝါစာဘာဝဿ။-သီလက္ခန္ဓံ ဋီကာသစ်။] အာဝိဘာဝတ္ထံ၊ ထင်စွာဖြစ်ခြင်း အကျိုးငှာ။ ဣဒံ၊ ဤ ဆိုအပ်လတ္တံ့ ကား။ ဝတ္ထု၊ ဝတ္ထုတည်း။ ဧကော၊ သော။ ဒါရကော၊ သူငယ်သည်။ မာတု၊ အမိ၏။ ဝစနံ၊ စကားကို။ အနာဒိယိတု၊ မနာယူမူ၍။ အရညံ၊ တောသို့။ ဂစ္ဆတိ ကိရ၊ သွားသတတ်။ တံ၊ ထို သူငယ်ကို။ မာတာ၊ သည်။ နိဝတ္ထေတုံ၊ ပြန်နှစ်စေခြင်းငှာ။ အသက္ကောန္တိ၊ မစွမ်းနိုင်သည်။ (ဟုတု။) စဏ္ဍာ၊ ကြမ်းတမ်းသော။ မဟိံသိ၊ ကျွဲမသည်။ တံ၊ နင့်ကို။ အနုဗန္ဓတု၊ လိုက်ပါစေ-ဟယ်။ ဣတိ၊ သို့။ အက္ကောသိ၊ ကျိန်ဆဲပြီ။

အထ၊ ထိုမှ နောက်၌။ အဿ၊ ထိုသူငယ်၏ အနီး၌။ တထေဝ၊ ထိုအမိ ကျိန်ဆဲလိုက်သည့် အတိုင်းပင်။ အရညေ၊ ၌။ မဟိံသိ၊ ကျွဲမသည်။ ဥဋ္ဌာသိ၊ ထပြီ။ ဒါရကော၊ သည်။ ယံ၊ အကြင် စကားကို။ မမ၊ ငါ၏။ မာတာ၊ သည်။ မုခေန၊ နှုတ်ဖြင့်။ ကထေသိ၊ ပြောလိုက်ပြီ။ တံ၊ ထို စကားသည်။ မာဟောတု၊ ပြောတိုင်း မဖြစ်ပါစေလင့်။ ယံ၊ အကြင် အကြံကို။ စိတ္တေန၊ စိတ်ဖြင့်။ စိန္တေသိ၊ ကြံပြီ။ တံ၊ ထို အကြံသည်။ ဟောဟု၊ ကြံတိုင်း ဖြစ်ပါစေသတည်း။ ဣတိ၊ သို့။ သစ္စကိရိယံ၊ သစ္စာပြုခြင်းကို။ ဝါ၊ ပြုထိုက်သော သစ္စာကို။ အကာသိ၊ ပြုပြီ။ [သစ္စကိရိယန္တိ-သစ္စကရဏံ၊ ကတ္တဗ္ဗသစ္စံ ဝါ။-သီ-ဋီသစ်။] မဟိံသိ၊ ကျွဲမသည်။ တထေဝ၊ ထို ထရာ အရပ်၌ပင်။ ဗဒ္ဒာ ဝိယ၊ ကြိုးဖြင့် ဖွဲ့ချည်အပ်သကဲ့သို့။ အဋ္ဌာသိ၊ ရပ်နေပြီ။ ဣတိ၊ ဤ ဆိုအပ်ပြီးကား။ ဝတ္ထု၊ ဝတ္ထုတည်း။ ဧဝံ၊ ဤသို့လျှင်။ မမ္မစ္ဆေဒကော၊ ပုတ်ခတ်သောအခါ သေလောက်ရာသည့် အနာအရပ်နှင့် တူသော ဇာတ်-အစရှိသော အက္ကောသဝတ္ထုကို ယိပါးပုတ်ခတ် ဖြတ်တောက်တတ်သော။ ပယောဂေါ၊ သည်။ (သမာနော) ပိ၊ သော်လည်း။ စိတ္တသဏ္ဍတာယ၊ စိတ်၏ နူးညံ့သည်၏ အဖြစ်ကြောင့်။ ဖရူသဝါစာ၊ သည်။ န ဟောတိ။

ဟိ၊ မှန်၏။ မာတာပိတရော၊ တို့သည်။ ကဒါစိ၊ တရံတခါ၌။ ပုတ္တကေ၊ သားငယ် သမီးငယ်တို့ကို။ ဧဝံပိ၊ ဤသို့လည်း။ ဝဒန္တိ၊ ပြောဆိုတတ်ကြကုန်၏။ (ကိံ။) စောရာ၊ ခိုးသူတို့သည်။ ဝေါ၊ နင့်တို့ကို။ ခဏ္ဍာခဏ္ဍိကံ၊ အပိုင်းငယ်အပိုင်းကြီး။ [ခဏ္ဍာခဏ္ဍာနောင် သူတို့၌ ဣကပစ္စည်း၊ ကြိယာဝိသေသနအနက်၌ ဒုတိယာ။ သီလက္ခန္ဓံ “ခဏ္ဍာခဏ္ဍ” ဟု ရှိ၏။] ကရောန္တု၊ ပြုကြပါစေ-ဟယ်။ ဣတိ၊ သို့။ (ဝဒန္တိ။) စ၊ ထိုသို့ပင် နှုတ်က ပြောဆိုကြပါကုန်သော်လည်း။ နေသံ၊ ထိုသားငယ် သမီးငယ်တို့၏။ ဥပရိ၊ အပေါ်၌။ ဥပ္ပလမတ္တမ္ပိ၊

ကြာရှက်မျှကိုလည်း။ ပတန္တံ၊ ကျသည်ကို။ န ဣစ္ဆန္တိ၊ အလိမရှိကြကုန်။
 ဥပ္ပလမတ္တမိနှင့် အရတူသောကြောင့် “ပတန္တံ” ဟု ရှိသင့်သည်။ ရှေးစာအုပ်တို့
 ၌ “ပတနံ” ဟု ရှိသည်ကား မကောင်း။ “ပတိတံ” ရှိလျှင်လည်း ကောင်း၏။
 အာစရိယုပဇ္ဈာယာ စ၊ ဆရာ ဥပဇ္ဈာယ်တို့သည်လည်း။ [စ-ဖြင့် မာတာ
 ပိတုရောကို ဆည်း။] ကဒါစိ၊ ၌။ နိဿိတကေ၊ တပည့်ငယ်တို့ကို။ ဧဝံ၊ သို့။
 ဝဒန္တိ။ (ကိံ။) ကိံ၊ အဘယ်ကြောင့်။ ဣမေ၊ ဤ တပည့်တို့သည်။ အဟိရိကာ၊
 ရှက်ခြင်း မရှိကုန်သည်။ အနောတ္တပ္ပိနော၊ လန့်ခြင်း မရှိကုန်သည်။ (ဟုတော။)
 စရန္တိ၊ လှည့်လည်ကုန်ဘိ သနည်း။ နေ၊ ထို တပည့်တို့ကို။ နိဒ္ဒရထ၊ နှင်ထုတ်
 ကြကုန်လော့။ ဣတိ၊ သို့။ ဝဒန္တိ၊ ပြောတတ်ကြကုန်၏။ [စာအုပ်တို့၌ နိဒ္ဒ-
 မထ” ဟု ရှိ၏။ မေ-ဓာတ်က ထိုအနက်ကို မဟော။] အထ စ၊ ထိုသို့
 ပြောဆိုကြပါသော်လည်း။ နေသံ၊ ထို တပည့်တို့၏။ အာဂမာဓိဂမသမ္ပတ္တိံ၊
 အာဂမ အဓိဂမ၏ ပြည့်စုံခြင်းကို။ ဣစ္ဆန္တိ။

စ၊ ဆက်။ စိတ္တသဏှတာယံ၊ စိတ်၏ နူးညံ့သည်၏ အဖြစ်ကြောင့်။
 ဖရူသဝါစာ၊ သည်။ န ဟောတိ ယထာ၊ မဖြစ်သကဲ့သို့။ ဧဝံ၊ တူ။ ဝစန-
 သဏှတာယ၊ စကားလုံး၏ နူးညံ့သည်၏ အဖြစ်ကြောင့်။ (စကားလုံး နူးညံ့
 ရုံမျှဖြင့်။) အဖရူသဝါစာ၊ ဖရူသဝါစာ မဟုတ်သည်။ န ဟောတိ၊ မဖြစ်။
 (စကားလုံး နူးညံ့သော်လည်း ဖရူသဝါစာ ဖြစ်သည်-ဟူလို။) ဟိ၊ မှန်။
 မာရာပေတုကာမဿ၊ သေစေခြင်းငှာ အလိုရှိသူ၏။ (သတ်မိန့်ချလိုသော
 တရားသူကြီး စသူ၏။) ဣမံ၊ ဤသူ ကို။ သုခံ၊ ချမ်းချမ်းသာသာ။ သယာ-

၁။ စိတ္တသဏှတာယ။ ။မိခင်၏ စိတ်ရင်း စေတနာရင်းက အကျိုးလိုလားသော
 ကြောင့် နူးညံ့သည့်အတွက် “စိတ္တသဏှတာယ ဖရူသဝါစာ န ဟောတိ” ဟု ဆို
 သည်။ သို့သော် စကားကို နားမထောင်သည့်အတွက် အမှန်အားဖြင့် ထိုအချိန်၌ ဒေါသ
 ဖြစ်နေသည်သာ။ ထို့ကြောင့် “အက္ခောသိတဗ္ဗော ပရော၊ ကုပိတစိတ္တံ၊ အက္ခောသနံ”
 ဟု အင်္ဂါ ၃-ပါး ညီနေရကား ဖရူသဝါစာကမ္မပထ-မြောက်သည်သာ ဟု မှတ်ပါ။
 [စိတ္တသဏှတာယ ဖရူသဝါစာ န ဟောတိ၊ ကမ္မပထပုတ္တတ္တာ ကမ္မပထဘာဝံ ပန န
 သက္ကာ ဝါရေတုန္တိ။-သီလက္ခန္ဓီကာ။]

၂။ မာရာပေတုကာမဿ။ ။ [“ဣမံ သုခံ သယာပေထ” ဟူသော စကားသည်
 အသတ်ခိုင်းရာ၌ ပရိယာယ်အားဖြင့် ပြောအပ်သော စကားတည်း။ သတ်လိုက်သော
 အခါ ထိုသူသည် မလှုပ်မယှက် ငြိမ်သက်သွားသောကြောင့် ချမ်းသာစွာ အိပ်နေရသူ
 ကဲ့သို့ ဖြစ်သည်။] ဤ၌ “မာရာပေတုကာမဿ” ဟူသော စကားသည် စိတ်၏ကြမ်းတမ်း
 ပုံကိုပြသော စကားတည်း။ ဖရူသဝါစာကမ္မပထ၌ကား “မာရာပေတုကာမတာ” အင်္ဂါ
 မပါ။ ။ “ကုပိတစိတ္တံ” သာ လာ၏။ ထို အင်္ဂါကိုလည်း သီလက္ခန္ဓီကာဟောင်း၌
 “ကုပိတစိတ္တန္တိ အက္ခောသာမိပ္ပာယေနော ကုပိတစိတ္တံ၊ န မရဏာမိပ္ပာယေန” ဟု

ပေထ၊ အိပ်စေကြကုန်။ ဣတိ၊ သို့။ ဝစနံ၊ ပြောဆိုအပ်သော စကားသည်။ အဖရသဝါစာ၊ ဖရသဝါစာ မဟုတ်သည်။ န ဟောတိ၊ မဖြစ်။ ပန၊ စင်စစ်ကား။ စိတ္တဖရသတာယ၊ စိတ်၏ကြမ်းတမ်းသည် အဖြစ်ကြောင့်။ သော၊ ဤ စကားသည်။ ဖရသဝါစာဝ၊ ဖရသဝါစာသာတည်း။ သာ၊ ထို ဖရသဝါစာသည်။ ဝါ၊ ကို။ ယံ၊ အကြင်ပုဂ္ဂိုလ်ကို။ သန္ဓာယ၊ ရည်ရွယ်၍။ ပဝတ္တိတာ၊ ဖြစ်စေအပ်ပြီ။ တဿ၊ ထို ပုဂ္ဂိုလ်၏။ အပ္ပဂုဏတာယ အပ္ပသာဝဇ္ဇာ၊ မဟာဂုဏတာယ မဟာသာဝဇ္ဇာ။ တဿာ၊ ထို ဖရသဝါစာ၏။ သမ္ဘာရာ၊ တို့သည်။ အက္ခောသိတဗ္ဗော၊ ဆဲရေး ထိုက်သော။ ပရော၊ သူတပါး လည်းကောင်း။ ကုပိတစိတ္တံ၊ အမျက်ထွက်သောစိတ်လည်းကောင်း။ အက္ခောသနာ၊ ဆဲရေးခြင်းလည်းကောင်း။ ဣတိ၊ သို့။ တယော၊ ၃-ပါးတို့သည်။ ဟောန္တိ။

အနတ္တဝိညာပိကာ၊ အနက် အဓိပ္ပာယ် မရှိသော အကြောင်းအရာကို သိစေတတ်သော။ ဝါ၊ အကျိုးမရှိသော အကြောင်းအရာကို သိစေတတ်သော။ ကာယဝစိပယောဂသမုဋ္ဌာပိကာ၊ သော။ အကုသလစေတနာ၊ အကုသိုလ်စေတနာသည်။ သမ္ပပ္ပလာပေါ၊—ပ မည်၏။ သော၊ ထို သမ္ပပ္ပလာပသည်။ အာသေဝနမန္ဒတာယ၊ အဖန်ဖန် မှီဝဲခြင်း၏ နည်းသည်၏ အဖြစ်ကြောင့်။ အပ္ပသာဝဇ္ဇော၊

ဖွင့်ပြီးလျှင် “မရဏာဓိပ္ပာယေန ဟိ စိတ္တကောပေ သတိ ဗျာပါဒေါယေဝ ဟောတိ=ဗျာပါဒကမ္မပထ” ဟု ဖွင့်သည်။

မှတ်ချက်။ ။ အချုပ် မှတ်ချက်ကား— “ဒိ အကောင်ကို မြန်မြန် သတ်လိုက်ဖို့ ကောင်းတာပဲ။ သို့မဟုတ် ချမ်းသာစွာအိပ်ပါစေ” စသည်ဖြင့် ပြောရာ၌ တကယ် သေစေလိုသော စေတနာ မပါလျှင် ဖရသဝါစာသာ ဖြစ်၏။ တစုံတယောက်က သွား၍ သတ်စေလို သေစေလိုသော စေတနာ ပါခဲ့သော် သူ၏စေတနာအတိုင်း တစုံတယောက်က သွား၍ သတ်ရာ၌ အထမြောက်လျှင် ပါဏာတိပါတ၊ အထ-မမြောက်လျှင် ဗျာပါဒ-ဟု မှတ်ပါ။ [ဒုဋ္ဌဗိက္ခဿ အမရဏာဓိပ္ပာယဿ ဖရသကာယဝစိပယောဂသမုဋ္ဌာပိကာ ဖရသစေတနာ ဖရသဝါစာ။ မရဏာဓိပ္ပာယေ ပန သတိ အတ္ထသိဒ္ဓိ၊ တဒတာဝေသု ပါဏာတိပါတာ ဗျာပါဒါ စ ဟောန္တိ။—အနုဋီကာ။]

၁။ အနတ္တဝိညာပိကာ။ ။ ပြောသူတို့၏ အလိုအားဖြင့် အနက် အဓိပ္ပာယ်ရှိသော်လည်း ထို အနက် အဓိပ္ပာယ်သည် နားထောင်သူတို့မှာ အကျိုးမရှိသောကြောင့် ‘အနက်’ ဟုပင် မဆိုထိုက်။ ဤအလို အတ္ထသဒ္ဓါသည် ဘာသိတတ္ထ=ပြောအပ်သော စကား၏ အနက် အဓိပ္ပာယ်ကို ဟော၏။ (တနည်း) အတ္ထသဒ္ဓါသည် ပယောဇနတ္ထ=အကျိုး ဟူသော အနက်ကို ဟော၏။ ... [ကာမံ တေဟိ ဝတ္တုမိစ္ဆိတော အတ္ထော သမ္ဘဝတိ၊ သော ပန အဖလတ္တာ ဘာသိတတ္ထပရိယာယေန အတ္ထောယေဝ နာမ န ဟောတီတိ အာဟ—အနတ္တဝိညာပိကာတိ။ အပိစ ပယောဇနတ္တာဘာဝတော အနတ္တာ ဝါစာ၊ တံ ဝိညာပိကာတိပိ ဝဇ္ဇတိ။—သီလက္ခန်—ဋီကာသစ်။]

အာသေဝနမဟန္တတာယ၊ အဖန်ဖန် မှီဝဲခြင်း၏ များသည်၏ အဖြစ်ကြောင့်။ မဟာသာဝဇ္ဇော။ [အလေ့အလာမရှိပဲ အကြောင်းအားလျော်စွာ ပြောလိုက်ခြင်းသည် အာသေဝန မန္တတည်း။ ဤ သမ္ပပ္ပလာပမျိုးကို ပြောဖို့ရန် အလေ့အကျင့် များစွာလုပ်ပြီးမှ ပြောဆိုခြင်းသည် အာသေဝန မဟန္တ မည်၏။] တဿ၊ ထို သမ္ပပ္ပလာပု၏။ သမ္ဘာရာ၊ တို့သည်။ ဘာရတယုဒ္ဓ သီတာဟရဏာဒိ-နိရတ္ထကကဿ ပုရေက္ခာရတာ၊ ဘာရတမင်းတို့၏ စစ်ထိုးခြင်း၊ သီတာမိဖုရားကို ဒသဂိရိဘီလူး ဆောင်ခြင်း-အစရှိသော အနက်အဓိပ္ပာယ် မရှိသော စကားကို ရှေးရှုပြုသူ၏ အဖြစ်လည်းကောင်း။ ဝါ၊ အကျိုးမရှိသော စကားကို ရှေးရှုပြုသူ၏ အဖြစ်လည်းကောင်း။ တထာရူပိကထာ ကထနဉ္စ၊ ထိုသို့သဘော ရှိသော စကားကို ပြောဆိုခြင်း လည်းကောင်း။ ဣတိ၊ သို့။ ဒွေ ၂-ပါး တို့သည်။ ဟောန္တိ။

ပန၊ ဆက်။ ပရေ၊ ပြောသူမှ တပါးသော နားထောင်သူသည်။ တံကထံ၊ ထို စကားကို။ အဂ္ဂဏန္တေ၊ အဟုတ်အမှန်ဟု မယူလတ်သော်။ (မယုံကြည်လတ်သော်။) ကမ္မပထဘေဒေါ၊ သည်။ နတ္ထိ၊ မရှိ။ (“မဖြစ်”ဟုလို့။ ထို့ကြောင့် ဋီကာ၌ “န ဟောတိ” ဟု ဆိုသည်။) ပရေန၊ ပြောသူမှ တပါးသော နားထောင်သူသည်။ သမ္ပပ္ပလာပေ၊ သမ္ပပ္ပလာပကို။ (အပျက်အချော် စကားကို။) ဂဟိတေ ယေဝ၊ (အဟုတ်အမှန်ဟု) ယူအပ်သော်သာ။ (ယုံကြည်သော်သာ။ ကမ္မပထဘေဒေါ) ဟောတိ။

(ယာ ဓမ္မဇာတိ၊ အကြင် တရားသဘောသည်။) အဘိဇ္ဈာ ယတိ၊ ရှေးရှုကြံစည်တတ်၏။ ဣတိ၊ ကြောင့်။ (သာ ဓမ္မဇာတိ။) အဘိဇ္ဈာ၊ မည်၏။ ပရဘဏ္ဍာဘိမုခိ၊ သူတပါး၏ဘဏ္ဍာသို့ ရှေးရှုသည်။ ဟုတွာ။ (အဘိ၏အနက်။)

၁။ ဘာရတ။ပ။ကထာ။ ။ဘာရတမင်း ညီနောင်တို့၏ စစ်ထိုးခြင်းကို ပြောဆိုကြောင်းဖြစ်သော ဘာရတ-ပုရာဏကထာကို “ဘာရတကထာ” ဟု ဆိုသည်။ ဒသဂိရိဘီလူးက သီတာမိဖုရားကို ခိုးဆောင်သွားခြင်း၊ ရာမမင်းက ပြန်၍ ဆောင်ယူခြင်းကို ပြောဆိုကြောင်းဖြစ်သော ရာမ-ပုရာဏကထာကို “သီတာဟရဏ” ဟု ဆိုသည်။ ထိုကထာများသည် တကယ်အစစ် ဖြစ်ရပ်မဟုတ်။ လုပ်ကြံ၍ ရေးသားအပ်သော ဇာတ်ဝတ္ထုများတည်း။ ထိုကဲ့သို့ ဇာတ်ဝတ္ထုဖြစ်စေကာမူ ဥပမာသဘောအားဖြင့် အကျိုးရှိအောင် ရေးသားလျှင် သမ္ပပ္ပလာပ မဖြစ်ပါ။ ထိုကထာတို့ကား အကျိုးမရှိ၊ နားထောင်ကောင်းရုံ အပျင်းပြေရုံသာ ဖြစ်သောကြောင့် သမ္ပပ္ပလာပ ဖြစ်ရသည်။ [ဘာရတနာမကာနံ ဒွေဘာတုရာဇုနံ ယုဒ္ဓကထာ၊ ဒသဂိရိယက္ခေန သီတာယ နာမ ဒေဝိယာ အာဟရဏကထာ၊ ရာမရညာ ပစ္စာဟရဏကထာ၊ ယထာ တံ အဓုနာ ဗာဟိရကေဟိ ပရိစယိတာ သက္ကတဘာသာယ ဂဏ္ဍိတာ သမ္ပပ္ပလာပေါတိ ဝုတ္တံ “ဘာရတ။ပ။ပုရေက္ခာရတာ” တိ။-သီလက္ခန္ဓ-ဋီကာသစ်။]

တန္တိန္ဒတယ၊ ထိုသို့ ဘဏ္ဍာသို့ ညွတ်ကိုင်သည်၏ အဖြစ်ဖြင့်။ ပဝတ္တတိ၊ ဖြစ်တတ်၏။ [ဗျာယတိ၏အနက်။] ဣတိ အတ္တော၊ နက်။ သာ၊ ထိုအဘိဇ္ဈာသည်။ ဣဒံ၊ ဤသို့ ဥစ္စာသည်။ မမံ၊ ငါ့ဥစ္စာသည်။ အဿ၊ ဖြစ်ပါမှုကား။ အဟောဝတ၊ အော်...ကောင်းလေစွ။ ဣတိ ဧဝံသို့။ ပရဘဏ္ဍာဘိဇ္ဈာယနုလက္ခဏာ၊ သူတပါး၏ဘဏ္ဍာကို ရှေးရှုကြံစည်ခြင်း လက္ခဏာရှိ၏။ အဒိန္နာဒါနံ ဝိယ၊ အဒိန္နာဒါနကဲ့သို့။ အပ္ပသာဝဇ္ဇော၊ အပ္ပသာဝဇ္ဇာသည်လည်းကောင်း။ မဟာသာဝဇ္ဇော စ၊ မဟာသာဝဇ္ဇာသည်လည်းကောင်း။ (ဟောတိ။) တဿ၊ ထိုအဘိဇ္ဈာ၏။ သမ္ဘာရာ၊ တို့သည်။ ပရဘဏ္ဍံ၊ သူတပါး၏ ဘဏ္ဍာလည်းကောင်း။ အတ္တနော၊ မိမိ၏ (အထံသို့)။ ပရိဏာမနဉ္စ၊ စိတ်ဖြင့်ညွတ်စေခြင်းလည်းကောင်း။ ဣတိ၊ သို့။ ဒွေ ဟောန္တိ။ ဟိ၊ မှန်။ ပရဘဏ္ဍဝတ္ထုကေ၊ သူတပါး၏ဘဏ္ဍာဟူသော တည်ရာအာရုံရှိသော။ လောဘော၊ လောဘသည်။ ဥပ္ပန္နေပိ၊ ဖြစ်ပါသော်လည်း။ ယာဝ၊ အကြင်မျှလောက်။ ဣဒံ၊ ဤသို့ ဥစ္စာသည်။ မမံ၊ ငါ့ဥစ္စာသည်။ အဿ၊ ဖြစ်ပါမှုကား။ အဟောဝတ။ ဣတိ၊ သို့။ အတ္တနော၊ မိမိ၏ (အထံသို့)။ န ပရိဏာမေတိ၊ မညွတ်စေသေး။ တာဝ၊ ထို မညွတ်စေသေးသမျှ။ ကမ္မပထဘေဒေါ န ဟောတိ။

(ယော သဘာဝေါ၊ အကြင် သဘောတရားသည်။) ဟိတသုခံ၊ စီးပွားချမ်းသာကို။ ဗျာပါဒယတိ (ဝိ+အာပါဒယတိ)၊ ဖောက်ပြန်ခြင်းသို့ ရောက်စေတတ်၏။ ဝါ၊ ဖျက်ဆီးတတ်၏။ ဣတိ၊ ကြောင့်။ (သော သဘာဝေါ။) ဗျာပါဒေါ၊ မည်၏။ သော၊ ထို ဗျာပါဒသည်။ ပရဝိနာသယ၊ သူတပါး၏ ပျက်စီးခြင်းငှာ။ မနောပဒေါသလက္ခဏော၊ မိမိ၏စိတ်၏ ပျက်စီးခြင်းလက္ခဏာရှိ၏။ [ဗျာပါဒဖြစ်ရာ၌ သူတပါး၏ ဟိတသုခံ ပျက်-မပျက်မှာ မသေချာ။ မိမိစိတ်ကား ရှေးဦးစွာပျက်၍ ဒေါသထွက်လေပြီ-ဟူလို။ ဥပမာ-ကျင်ငယ် ရေကိုငုံလျက် သူတပါးကို လိုက်၍ ထွေးပက်သကဲ့သို့တည်း။]

ဖရုသဝါစာ ဝိယ၊ ကဲ့သို့။ အပ္ပသာဝဇ္ဇော၊ သည်လည်းကောင်း။ မဟာသာဝဇ္ဇော စ၊ သည်လည်းကောင်း။ ဟောတိ။ တဿ၊ ထို ဗျာပါဒ၏။ သမ္ဘာရာ၊ တို့သည်။ ပရသတ္တော စ၊ တပါးသော သတ္တဝါလည်းကောင်း။ တဿ၊ ထိုတပါးသော သတ္တဝါ၏။ ဝိနာသစိန္တာ စ၊ ပျက်စီးခြင်းကို ကြံစည်ခြင်းလည်းကောင်း။ (ဣတိ၊ သို့။) ဒွေ ဟောန္တိ။ ဟိ၊ မှန်။ ပရသတ္တဝတ္ထုကေ၊ တပါးသောသတ္တဝါဟူသော တည်ရာအာရုံရှိသော။ ကောဓေ၊ ဒေါသသည်။ ဥပ္ပန္နေပိ၊ သော်လည်း။ ယာဝ၊ လောက်။ အယံ၊ ဤအကောင်သည်။ ဝါ၊ ကို။ ဥစ္စိဇ္ဇေယျ၊ ဖြတ်အပ်ပါမှုကား။ ဝိနာသေယျ၊ ပျက်စီးပါမှုကား။ အဟောဝတ၊ အော်...ကောင်းလေစွ။ ဣတိ သို့။ တဿ၊ ထိုတပါး

သောသု၏။ ဝိနာသံ၊ ပျက်စီးခြင်းကို။ န စိန္တေတိ၊ မကြံစည်သေး။ တာဝ၊ ထို မကြံစည်သေးသမျှ။ ကမ္မပထဘေဒေါ န ဟောတိ။ [ဝိနာသံ နေရာ၌ “ဝိနာသနံ” ဟု ရှိလျှင် တော်သေး၏။ ဝိနာသနံ-ကား မကောင်း။]

(ယာ ဓမ္မဇာတိ။) ယထာဘူစွဂ္ဂဟဏာဘာဝေန၊ ဟုတ်တိုင်းမှန်စွာ ယူခြင်း ၏ မရှိခြင်းကြောင့်။ မိစ္ဆာ၊ မှားသောအားဖြင့်။ ပဿတိ၊ မြင်တတ်၏။ ဣတိ၊ ကြောင့်။ (သာ ဓမ္မဇာတိ။) မိစ္ဆာဒိဋ္ဌိ၊ မည်၏။ သာ၊ ထို မိစ္ဆာဒိဋ္ဌိ သည်။ နတ္ထိ ဒိန္နံတိ အာဒိနာ၊ အစရှိသော။ နယေန၊ ဖြင့်။ ဝိပရိတဒဿန လက္ခဏာ၊ ဖောက်ဖောက်ပြန်ပြန် မြင်ခြင်းလက္ခဏာရှိ၏။ သမ္ပပ္ပလာပေါ ဝိယ၊ ကဲ့သို့။ အပ္ပသာဝဇ္ဇာ မဟာသာဝဇ္ဇာ စ ဟောတိ။ အပိစ၊ သည်သာ မက သေး။ အနိယတာ၊ အနိယတဖြစ်သော မိစ္ဆာဒိဋ္ဌိသည်။ အပ္ပသာဝဇ္ဇာ။ နိယတာ၊ နိယတဖြစ်သော မိစ္ဆာဒိဋ္ဌိသည်။ မဟာသာဝဇ္ဇာ။ တဿ၊ ထိုမိစ္ဆာဒိဋ္ဌိ၏။ သမ္ဘာ- ရာ၊ တို့သည်။ ဝတ္ထုနော၊ အာရုံဖြစ်သော ဝတ္ထု၏။ ဂဟိတာကာရဝိပရိတတာ၊ ယူအပ်သော အခြင်းအရာ၏ ပြောင်းပြန်၏ အဖြစ်လည်းကောင်း။ [“လူလျှင် အကျိုးမရှိ” ဟု ယူရာ၌ ထိုအယူ၏ ပြောင်းပြန်ဖြစ်သော အကျိုး၏ရှိခြင်း စသည်တည်း။] ယထာ၊ အကြင် အခြင်းအရာအားဖြင့်။ တံ၊ ထိုအာရုံကို။ (ထိုအယူကို။) ဂဏှာတိ၊ ယူ၏။ တထာဘာဝေန၊ ထိုယူတိုင်းသော အခြင်း အရာ၏ အဖြစ်ဖြင့်။ တဿ၊ ထို ဝတ္ထု၏။ ဥပဋ္ဌာနံ၊ စိတ်၌ ထင်ခြင်းလည်း ကောင်း။ ဣတိ၊ သို့။ ဒေ၊ ဟောနို့။ တတ္ထ၊ ထိုမိစ္ဆာအယူတို့တွင်။ နတ္ထိ- ကာဟေတုကအကြိယဒိဋ္ဌိဟိ ဝေ၊ နတ္ထိကဒိဋ္ဌိ၊ အဟေတုကဒိဋ္ဌိ၊ အကြိယဒိဋ္ဌိတို့ဖြင့် သာလျှင်။ ကမ္မပထဘေဒေါ ဟောတိ။ အညဒိဋ္ဌိဟိ၊ အခြားသော ဒိဋ္ဌိတို့ဖြင့်။ (ကမ္မပထဘေဒေါ) န ဟောတိ။ [နတ္ထိကဒိဋ္ဌိစသည်တို့၏ အကျယ်ကို သင်္ဂြိုဟ် ဘာသာဋီကာ မိစ္ဆာဒိဋ္ဌိအဖွင့်၌ ပြထားပြီ။ အချုပ်မှာ- နောက်နောက်ဘဝ၌ ကံ၏အကျိုးမရှိ ဟူသောအယူသည် နတ္ထိကဒိဋ္ဌိ၊ အကြောင်လည်းမရှိ အကျိုး လည်းမရှိ ဟူသော အယူသည် အဟေတုကဒိဋ္ဌိ၊ ကောင်းမှု မကောင်းမှုကို ပြုရာမရောက် ဟူသောအယူသည် အကြိယဒိဋ္ဌိ။]

ပန၊ ဆက်။ ဒသန္နံ၊ ဆယ်ပါးကုန်သော။ ဣမေသံ အကုသလကမ္မပထာနံ၊ တို့၏။ (ဝိနိစ္ဆယော-၌ စပ်။) ဓမ္မတော၊ တရားကိုယ်လည်းကောင်း။ ကောဋ္ဌာသ- တော၊ အဖို့အစုလည်းကောင်း။ အာရမ္မဏတော၊ အာရုံလည်းကောင်း။ ဝေဒနာတော၊ ဝေဒနာလည်းကောင်း။ မူလတော စ၊ မူလလည်းကောင်း။ ဣတိ၊ သို့။ ပဉ္စဟိ၊ ကုန်သော။ အာကာရေဟိ၊ အခြင်းအရာတို့ဖြင့်။ ဝိနိစ္ဆယော ဝေဒိတဗ္ဗော။ တတ္ထ၊ ထိုဓမ္မတော-စသော မာတိကာပုဒ်တို့တွင်။ ဓမ္မတောတိ (ပဒဿ)၊ ဓမ္မတော-ဟူသော မာတိကာပုဒ်၏။ (ဝိနိစ္ဆယံ၊ ကိ။) ဟိ (ဥဒ္ဓရိတွာ

ဒဿေမိ)၊ ထုတ်၍ပြဦးအံ့။ စေတသု၊ ဤ ၁၀-ပါးသော အကုသလကမ္မပထ တို့တွင်။ ပဋိပါဠိယာ၊ အစဉ်အားဖြင့်။ သတ္တ၊ ၇-ပါးသော အကုသလကမ္မပထ တို့သည်။ စေတနာဓမ္မာဝ၊ စေတနာတရားတို့သည်သာ။ ဟောန္တိ။ အဘိဇ္ဈာ- ဒယော၊ အဘိဇ္ဈာ-အစရှိကုန်သော။ တယော၊ သုံးပါးသော အကုသလ ကမ္မပထတို့သည်။ စေတနာသမ္ပယုတ္တာ၊ စေတနာနှင့်ယှဉ်သော တရားတို့သည်။ (တရားကိုယ်အားဖြင့် လောဘ၊ ဒေါသ၊ ဒိဋ္ဌိတို့သည်။) ဟောန္တိ။

ကောဠာသတော^၁တိ(ပဒဿ ဝိနိစ္ဆယော ဧဝံ ဝေဒိတဗ္ဗော)။ ပဋိပါဠိယာ၊ အားဖြင့်။ သတ္တ၊ ခုနစ်ပါးသော အကုသလကမ္မပထတို့လည်းကောင်း။ မိစ္ဆာ- ဒိဋ္ဌိ စ၊ လည်းကောင်း။ ဣတိ၊ သို့။ ဣမေ အဋ္ဌ၊ ဤ ရှစ်ပါးတို့သည်။ ကမ္မ- ပထာ ဧဝ၊ ကမ္မပထတို့သည်သာ။ ဟောန္တိ။ [ကမ္မပထ၌ ပါဝင်သည်-ဟူလို။] မူလာနိ၊ မူလတို့သည်။ နော ဟောန္တိ၊ မဖြစ်ကုန်။ အဘိဇ္ဈာဗျာပါဒါ၊ တို့သည်။ ကမ္မပထာ စေဝ၊ တို့သည်လည်းကောင်း။ မူလာနိ စ၊ တို့သည် လည်းကောင်း။ ဟောန္တိ။ ဟိ၊ မှန်။ အဘိဇ္ဈာ၊ သည်။ မူလံ၊ မူလအရာသို့။ ပတုာ။ ရောက်၍။ ဝါ၊ ရောက်လတ်သော်။ လောဘော၊ လောဘဟူသော။ အကုသလမူလံ၊ အကုသိုလ်မူလသည်။ ဟောတိ။ ဗျာပါဒေါ၊ သည်။ (မူလံ ပတုာ။) ဒေါသော၊ ဒေါသဟူသော။ အကုသလမူလံ၊ သည်။ ဟောတိ။ [ထို့ကြောင့် အဘိဇ္ဈာနှင့်ဗျာပါဒသည် ကမ္မပထ-ကောဠာသ၌လည်း ပါဝင်၊ မူလ-ကောဠာသ၌လည်း ပါဝင်သည်-ဟူလို။]

အာရမ္မဏတောတိ (ပဒဿ)၊ အာရမ္မဏတော ဟူသော မာတိကာပုဒ်၏။ (ဝိနိစ္ဆယော ဧဝံ ဝေဒိတဗ္ဗော။) ပါဏာတိပါတော၊ သည်။ ဇီဝိတိန္ဒြိယာ- ရမ္မဏတော၊ ဇီဝိတိန္ဒြေ ဟူသော အာရုံရှိသည်၏ အဖြစ်ကြောင့်။ သင်္ခါရာ- ရမ္မဏော၊ သင်္ခါရဟူသော အာရုံရှိသည်။ ဟောတိ။ [ဇီဝိတိန္ဒြေက သင်္ခါရ တရား ဖြစ်သောကြောင့် “သင်္ခါရာရမ္မဏော ဟောတိ” ဟု ဆိုသည်။] အဒိန္နာ- ဒါနံ၊ သည်။ သတ္တာရမ္မဏံ ဝါ၊ သတ္တဝါ ဟူသော အာရုံရှိသည်သော်လည်း

၁။ ကောဠာသတော။ ။ ပါဠိတော်၌ စိတ်၏အင်္ဂါတို့ကို ပြရာဝယ် “ဒဿော ဟောတိ ။ ပ။ စေတနာ ဟောတိ၊ စိတ္တံ ဟောတိ” ကို ဒဿအစု ဟုလည်းကောင်း၊ “ဝိတက္ကော ဟောတိ။ ပ။ စိတ္တဿေကဂ္ဂတာ ဟောတိ” ကို ဈာနအစု ဟုလည်းကောင်း၊ “ပ။ အလောဘော ဟောတိ၊ အမောဟော ဟောတိ” ကို မူလအစု ဟုလည်းကောင်း ဤသို့ တစုစီတစုစီ ပြထား၏။ ထို ကောဠာသ (အစု) အားဖြင့် ကမ္မပထတို့ကို ခွဲပြခြင်းကို “ကောဠာသတော” ဟု ဆိုသည်။ ထို ကောဠာသတို့တွင် ဒဿပဉ္စမကဋ္ဌ စေတနာဓမ္မ ပါ၏။ [ပါဠိတော်အစဉ် ကြည့်ပါ။] ထို စေတနာသည် ကမ္မပထဖြစ်သောကြောင့် “ဣမေ အဋ္ဌ ကမ္မပထာ ဧဝ” ဟု ဆိုသည်။

ကောင်း။ [သတ္တဝါကို ခိုးရာ၌ သတ္တဝါကို အာရုံပြုသည်။] သင်္ခါရာရမ္မဏံ ဝါ၊ သင်္ခါရ-ဟူသော အာရုံရှိသည် သော်လည်းကောင်း။ ဟောတိ။ [ပစ္စည်းဥစ္စာကို ခိုးရာ၌ ရုပ်ဟူသော သင်္ခါရတရားဖြစ်သောကြောင့် “သင်္ခါရာရမ္မဏံ ဝါ” ဟု ဆိုသည်။] မိစ္ဆာစာရော၊ ကာမေသုမိစ္ဆာစာရသည်။ ဖောဋ္ဌဗ္ဗဝသေန၊ ဖောဋ္ဌဗ္ဗာရုံ၏ အစွမ်းဖြင့်။ သင်္ခါရာရမ္မဏော ဟောတိ။ သတ္တာရမ္မဏော၊ သတ္တဝါဟူသော အာရုံရှိသည်။ ဟောတိ။ ဣတိပိ၊ ဤသို့လည်း။ ဧကေ၊ အချို့ဆရာတို့သည်။ (ဝဒန္တိ။) [ယောက်ျား မိန်းမဟူသော သတ္တဝါပညတ်ကို အာရုံပြုသောကြောင့် “သတ္တာရမ္မဏော” ဟု ဧကေဆရာတို့ဆိုသည်။] မုသာဝါဒေါ၊ သည်။ သတ္တာရမ္မဏော ဝါ၊ သတ္တဝါဟူသော အာရုံရှိသည် သော်လည်းကောင်း။ သင်္ခါရာရမ္မဏော ဝါ၊ သည် သော်လည်းကောင်း။ ဟောတိ။ [လိမ်အပ်သူ ဟူသော သတ္တဝါကို သော်လည်း အာရုံပြုသည်။ သို့မဟုတ် လိမ်စရာဝတ္ထု ဟူသော သင်္ခါရကို သော်လည်း အာရုံပြုသည်။] တထာ၊ တူ။ ပိသုဏ္ဍဝါစာ၊ သည်။ (သတ္တာရမ္မဏော ဝါ သင်္ခါရာရမ္မဏော ဝါ ဟောတိ။) ဖရုသဝါစာ၊ သည်။ သတ္တာရမ္မဏော၊ သတ္တဝါဟူသော အာရုံရှိသည်သာ။ ဟောတိ။ ၏။ သမ္ဗုပ္ပလာပေါ၊ သည်။ ဒိဋ္ဌသုတမုတဝိညာတဝသေန၊ ဒိဋ္ဌ၊ သုတ၊ မုတ၊ ဝိညာတ-အာရုံတို့၏ အစွမ်းဖြင့်။ [ရူပါရုံကို ဒိဋ္ဌ၊ သဒ္ဓါရုံကို သုတ၊ သုံးပါးသော ဝိညာဉ်ဖြင့် ရောက်၍ သိအပ်သော ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗာရုံတို့ကို မုတ၊ မနောဝိညာဉ်ဖြင့် သိအပ်သော ဓမ္မာရုံကို ဝိညာတ-ဟု ဆိုသည်။] (သတ္တာရမ္မဏော ဝါ သင်္ခါရာရမ္မဏော ဝါ ဟောတိ။) တထာ၊ တူ။ အဘိဇ္ဈာ၊ သည်။ (သတ္တာရမ္မဏော ဝါ သင်္ခါရာရမ္မဏော ဝါ ဟောတိ။) ဗျာပါဒေါ၊ သည်။ သတ္တာရမ္မဏော၊ သည်သာ။ ဟောတိ။ မိစ္ဆာဒိဋ္ဌိ၊ သည်။ တေဘူမကဓမ္မဝသေန၊ တေဘူမကဓမ္မတို့၏ အစွမ်းဖြင့်။ သင်္ခါရာရမ္မဏော၊ သည်သာ။ ဟောတိ။

ဝေဒနာတောတိ (ပဒဿ)၊ ၏။ (ဝိနိစ္ဆယော ဧဝံ ဝေဒိတဗ္ဗော။) ပါဏာတိ-ပါတော၊ သည်။ ဒုက္ခဝေဒနော၊ ဒုက္ခဝေဒနာရှိသည်။ ဟောတိ။ ဟိ၊ မှန်။ ရာဇာနော၊ မင်းတို့သည်။ စောရံ၊ ခိုးသူကို။ ဒိဿာ၊ မြင်၍။ ဟသမာနာပိ၊ ပြုံးရယ်ကုန်လျက်တည်း။ ဂစ္ဆထ၊ သွားကြကုန်။ နံ၊ ထို ခိုးသူကို။ သာတေထ၊ သတ်လိုက်ကြကုန်။ ဣတိ၊ သို့။ ကိဉ္ဇာပိ ဝဒန္တိ၊ အကယ်၍ ကား ဆိုကြပေကုန်၏။ [ပြုံး၍ ဆိုသောကြောင့် သောမနဿဝေဒနာဟု ထင်စရာရှိသည်။] ပန၊ ထိုသို့ပင် ပြုံးလျက်ဆိုကြပါသော်လည်း။ နေသံ၊ ထိုမင်းတို့၏။ သန္နိဋ္ဌာပက စေတနာ၊ ဆုံးဖြတ်ကြောင်း စေတနာသည်။ ဒုက္ခသမ္ပယုတ္တာဝ၊ ဒုက္ခဝေဒနာနှင့် ယှဉ်သည်သာ။ ဟောတိ။ အဒိန္နာဒါနံ၊ သည်။ တိဝေဒနံ၊ သုံးပါးသောဝေဒနာ

ရှိ၏။ ဟိ၊ ချဲ့။ တံ၊ ထို အဒိန္နာဒါနသည်။ ပရဘဏ္ဍံ၊ သူတပါး၏ ဥစ္စာဘဏ္ဍာကို။ ဒိသ္မာ၊ မြင်၍။ ဟဋ္ဌတုဋ္ဌဿ၊ ရှင်လန်း နှစ်သက်သည်ဖြစ်၍။ ဂဏှတော၊ ယူသောပုဂ္ဂိုလ်၏ အတွက်။ သုခဝေဒနံ၊ သုခဝေဒနာ ရှိသည်။ ဟောတိ။ ဘိတတသိတဿ၊ ကြောက်ရွံ့ ထိပ်လန့်သည်ဖြစ်၍။ ဂဏှတော၊ ၎် အတွက်။ ဒုက္ခဝေဒနံ၊ ရှိသည်။ ဟောတိ။ တထာ၊ တူ။ ဝိပါကနိဿန္ဒုဖလာနိ၊ ‘ဝိပါက အကျိုး နိဿန္ဒုအကျိုးတို့ကို။ ပစ္စဝေက္ခန္ဓဿ၊ ဆင်ခြင်သောပုဂ္ဂိုလ်၏ အတွက်။ (ဒုက္ခဝေဒနံ၊ ဟောတိ။) ပန၊ ကား။ ဂဟဏကာလေ၊ ယုဇာအခါ၌။ မဇ္ဈတ္တဘာဝေ၊ အလယ်အလတ်၌တည်သော သဘောရှိသူ၏ အဖြစ်၌။ ဝါ၊ လျစ်လျူရှုသူ၏ အဖြစ်၌။ ဌိတဿ၊ တည်သည်ဖြစ်၍။ ဂဏှတော၊ ၎် အတွက်။ အဒုက္ခမသုခဝေဒနံ၊ အဒုက္ခမသုခ ဝေဒနာရှိသည်။ ဟောတိ။ ဣတိ၊ ဤသို့ မှတ်အပ်၏။ [တံဟိ၌ ဟိကို ဟေတုဇောတက ကြံ၍ “ဟိ ယသ္မာ၊ ကြောင့်” ဟု ပေးခဲ့လျှင် “ဣတိ၊ ကြောင့်။ တိဝေဒနံ ဟောတိ” ဟု ပြန်လှည့်နိုင်သည်။]

မိစ္ဆာစာရော၊ သည်။ သုခမဇ္ဈတ္တဝေဒနာ၊ သုခဝေဒနာ ဥပေက္ခာဝေဒနာတို့၏ အပြားအားဖြင့်။ ဒွိဝေဒနော၊ ‘နှစ်ပါးသော ဝေဒနာရှိသည်။ ဟောတိ။ ပန၊ ထိုသို့ပင် နှစ်ပါးသောဝေဒနာ ရှိပါသော်လည်း။ သန္နိဋ္ဌာပကစိတ္တေ၊ ဆုံးဖြတ်ကြောင်းဖြစ်သော စိတ်၌။ မဇ္ဈတ္တဝေဒနာ၊ ဥပေက္ခာဝေဒနာသည်။ န၊ ဟောတိ။ နိုင်။ [ပုဗ္ဗစေတနာ အခိုက်တုန်းက သုခဖြစ်လိုက် ‘ဥပေက္ခာဖြစ်လိုက် အားဖြင့် အပြောင်းအလွဲ ဖြစ်နိုင်သော်လည်း ‘နောက်ဆုံးလွန်ကျူး၍ သာယာနေသောအခါ သန္နိဋ္ဌာပကစိတ်ဖြစ်သော မိစ္ဆာစာရ၌ မဇ္ဈတ္တဝေဒနာ မဖြစ်နိုင်ပါ-ဟူလို။ “မဇ္ဈတ္တဝေဒနော” ဟု ဗဟုဗ္ဗိဟိရှိသည်ကား မကောင်း။] မုသာဝါဒေါ၊ သည်။ အဒိန္နာဒါနော၊ ၌။ ဝုတ္တနယေနော၊ ဖြင့်သာ။ တိ ဝေဒနော(ဟောတိ)။ တထာ၊ တူ။ ပိသုဏဝါစာ၊ သည်။ (တိ ဝေဒနာ ဟောတိ။) ဖရသဝါစာ၊ သည်။ ဒုက္ခဝေဒနာ၊ ဒုက္ခဝေဒနာရှိသည်။ ဟောတိ။ သမ္ပပ္ပလာပေါ၊ သည်။ တိဝေဒနော(ဟောတိ)။ ဟိ၊ မှန်။ (တနည်း) ဟိ၊ ချဲ့။ ပရေသု၊ ပြောသူမှတစ်ပါးသောနားထောင်သူတို့သည်။ သာဓုကာရံ၊ ကောင်းချီးကို။ ဒေန္တေသု၊ ပေးကုန်စဉ်လည်းကောင်း။ [သမ္ပပ္ပလာပပျက်လုံးက ကောင်းလွန်းသောကြောင့် ဩဘာပေးကြစဉ်-ဟူလို။] စေလုက္ခေပါဒိနိ၊ အဝတ်ကို မြှောက်လှင့်ခြင်း အစရှိသည်တို့ကို။ ခိပန္တေသု၊ မြောက်ပစ်ကြကုန်စဉ်လည်းကောင်း။ ဟဋ္ဌတုဋ္ဌဿ၊ ရှင်လန်းနှစ်သက်သည်ဖြစ်၍။ သီတာဟရဏဘာရတယုဒ္ဓာဒိနိ၊ သီတာမိဖုရားကို ဒသဂိရိဘီလူး ဆောင်ခြင်း၊ ဘာရတမင်းတို့၏ စစ်ထိုးခြင်း အစရှိသောစကားတို့ကို။ ကထနကာလေ၊ ပြောဆိုရာ အခါ၌။ သော၊ ထိုသမ္ပပ္ပလာပသည်။ သုခဝေဒနော၊ သုခဝေဒနာရှိသည်။ ဟောတိ။

ပဌမံ၊ ရှေးဦးစွာ။ ဒိန္နဝေတနေန၊ ပေးအပ်ပြီးသော အခဖြင့်။ ကေနေ၊ အခြားတယောက်သည်။ ပစ္စွာ၊ နောက်မှ။ အာဂန္နာ၊ လာ၍။ အာဒိတော၊ အစမှ။ ပဋ္ဌာယ၊ စ၍။ ကထေဟိ၊ ပြောပါဦးလော့။ ဣတိ၊ သို့။ ဝုတ္တေ၊ ပြောဆိုအပ်သော်။ အနန္တသန္တိကံ၊ အနန္တသန္ဓေ မရှိသော။ ပကိဏ္ဍကကထံ၊ ရော ပြွမ်းသော စကားကို။ ကထေယာမိ န ခေါ၊ ပြောရအံ့လော။ နော(ကထေ-ယာမိ န ခေါ)၊ မပြောရအံ့လော။ ဣတိ၊ သို့။ ဒေါမနဿိတဿ၊ လွန်စွာ ဖြစ်သော ဒေါမနဿိသော ကွက်စိပ်ဆရာ၏။ ကထနကာလေ၊ ဤ။ ဒုက္ခဝေဒနော ဟောတိ။ မဇ္ဈတ္တဿ၊ အလယ်အလတ်၌ တည်သော သဘောရှိသည် ဖြစ်၍။ ဝါ၊ လျစ်လျူရှုလျက်။ ကထယတော၊ ပြောဆိုသော ကွက်စိပ်ဆရာ ၏။ အဒုက္ခမသုခဝေဒနော၊ သည်။ ဟောတိ။ အဘိဇ္ဈာ၊ သည်။ သုခမဇ္ဈတ္တဝသေန၊ အားဖြင့်။ ဒွိ ဝေဒနာ ဟောတိ။ တထာ၊ တူ။ မိစ္ဆာဒိဋ္ဌိ၊ သည်။ (ဒွိ ဝေဒနာ ဟောတိ။) ဗျာပါဒေါ၊ သည်။ ဒုက္ခဝေဒနော ဟောတိ။

မူလတောတိ(ပဒဿ)၊ ၏။ (ဝိနိစ္ဆယော ဝေဒ ဝေဒိတဗ္ဗော။) ပါဏာတိ ပါတော၊ သည်။ ဒေါသမောဟဝသေန၊ ဒေါသမောဟတို့၏ အပြားအား ဖြင့်။ ဒွိ မူလကော၊ ၂-ပါးသော မူလရှိသည်။ ဟောတိ။ အဒိန္နာဒါနံ၊ သည်။ ဒေါသမောဟဝသေန ဝါ၊ ဖြင့်သော်လည်းကောင်း။ လောဘမောဟဝသေန ဝါ၊ ဖြင့်သော်လည်းကောင်း။ (ဒွိ မူလကံ ဟောတိ။) မိစ္ဆာစာရော၊ သည်။ လောဘမောဟဝသေန၊ ဖြင့်။ (ဒွိ မူလကော ဟောတိ။) မုသာဝါဒေါ၊ သည်။ ဒေါသမောဟဝသေန ဝါ လောဘမောဟဝသေန ဝါ (ဒွိ မူလကော ဟောတိ)။ တထာ၊ တူ။ ပိသုဏဝါစာ၊ သည်လည်းကောင်း။ သမ္ပပ္ပလာပေါ စ၊ သည် လည်းကောင်း။ (ဒွိ မူလကော ဟောတိ။) ဖရုသဝါစာ၊ သည်။ ဒေါသမောဟဝသေန၊ ဖြင့်။ (ဒွိ မူလကော ဟောတိ။) အဘိဇ္ဈာ၊ အဘိဇ္ဈာဟူသော လောဘ သည်။ မောဟဝသေန၊ ယှဉ်ဖက်မောဟ၏ အစွမ်းဖြင့်။ ကေမူလာ၊ တပါး သော မူလ-ရှိသည်။ ဟောတိ။ တထာ၊ တူ။ ဗျာပါဒေါ၊ သည်။ (ကေ-မူလော ဟောတိ။) မိစ္ဆာဒိဋ္ဌိ၊ သည်။ လောမောဟဝသေန၊ ဖြင့်။ ဒွိမူလာ၊ ၂-ပါးသော မူလရှိသည်။ ဟောတိ။ ဣတိ၊ အပြီးတည်း။

အကုသလကမ္မပထကထာ နိဋ္ဌိတာ။

၁။ ပဌမံ။ပ။ကထေဟိ တိ ဝုတ္တေ။ ။ရှေးခေတ်က စာပြောဆရာဟု လည်းကောင်း၊ ကွက်စိပ်ဆရာဟု လည်းကောင်း ခေါ်အပ်သော ဆရာတို့ကို အခပေး၍ (ရယ်စရာ မောစရာပါသော) ထိုထို၍ အကြောင်းအရာကို မသာ-အသုဘ-စသော ကိစ္စတို့၌ ပြောစေကြသည်။ ထိုကွက်စိပ်ဆရာကို ပထမပေးထားသော အဖိုးအခဖြင့်ပင် နောက်တယောက်က ထပ်၍ခိုင်းသည်။

ကုသလကမ္မပထကထာ

ပန၊ ကား။ (အကုသလကမ္မပထ-မှတစ်ပါး ကုသလကမ္မပထ-ကား။) ပါဏာတိပါတာဒီဟိ၊ ပါဏာတိပါတ-အစရှိသော ဒုစရိုက်တို့မှ။ (ကာယဒုစရိုက် ဝစီဒုစရိုက်တို့မှ။) ဝိရတိယော၊ ရှောင်ကြဉ်ခြင်းတို့လည်းကောင်း။ အနဘိဇ္ဈာ အဗျာပါဒ သမ္မာဒိဋ္ဌိယော စ၊ အနဘိဇ္ဈာ အဗျာပါဒ သမ္မာဒိဋ္ဌိတို့ လည်းကောင်း။ ဣတိ၊ သို့။ ဣမေ ဒသ၊ ဤ ၁၀-ပါးတို့သည်။ ကုသလကမ္မပထာ နာမ၊ တို့မည်၏။ တတ္ထ၊ ထို ၁၀-ပါးသော ကုသလကမ္မပထ တို့တွင်။ ပါဏာတိပါတာဒယော၊ ပါဏာတိပါတ-အစရှိသော သဒ္ဓါတို့သည်။ ဝုတ္တတ္တာ ဝေ၊ ဆိုအပ်ပြီးသော အနက်ရှိကုန်သည်သာ။ [“ပါဏောတိ စေတ္ထ ဝေါဟာရတော သတ္တော၊ ပရမတ္ထတော ဇီဝိတိန္ဒြယ်” စသည်ဖြင့် ပါဏာတိပါတ-စသော ပုဒ်တို့၏အနက်ကို ဖွင့်ဆိုခဲ့ပြီ-ဟုလို့။] တောယ၊ ဤ တရားသဘောဖြင့်။ (တံသမဂ္ဂိနော၊ ထိုတရားနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့သည်။) ပါဏာတိပါတာဒီဟိ၊ ပါဏာတိပါတ-အစရှိသော ဒုစရိုက်တို့မှ။ ဝိရမန္တိ၊ ရှောင်ကြဉ်ကြကုန်၏။ ဣတိ၊ ကြောင့်။ (ထိုသို့ ပါဏာတိပါတ-စသော ဒုစရိုက်တို့မှ ရှောင်ကြဉ်ကြောင်း၏ အဖြစ်ကြောင့်။ သာ ဓမ္မဇာတိ။ ဝိရတိ၊ ဝိရတိ မည်၏။) ဝါ၊ တနည်း။ (ယာ ဓမ္မဇာတိ၊ သည်။) သယံ၊ မိမိဟူသော ဝိရတိကိုယ်တိုင်။ ဝိရမတိ၊ ရှောင်ကြဉ်တတ်၏။ (ဣတိ၊ ကြောင့်။ ဝါ၊ ထိုသို့ ရှောင်ကြဉ်တတ်သည်၏ အဖြစ်ကြောင့်။ သာ ဓမ္မဇာတိ။ ဝိရတိ၊ မည်၏။) ဝါ၊ တနည်း။ တေ၊ ဤ တရားသဘောသည်။ ဝိရမဏမတ္တမေဝ၊ ရှောင်ကြဉ်ခြင်း မျှသာတည်း။ ဣတိ၊ ထို့ကြောင့်။ ဝိရတိ၊ မည်၏။ [ဝိရတိ စေတသိက်က ပရမတ်တရားဖြစ်သောကြောင့် ပရမတ္ထသဒ္ဓါကို ဝိဂ္ဂိုဟ်ပြုရိုးအတိုင်း ပြုသည်။]

ပါဏာတိပါတာ။ ပ။ အာရတိ ဝိရတိတိ၊ ဟူ၍။ ဧဝံ၊ သို့။ ဝုတ္တာ၊ ဟောတော်မူအပ်သော။ (သိက္ခာပဒ-ဝိဘင်း၌ ဟောတော်မူအပ်သော။) ကုသလစိတ္တသမ္ပယုတ္တာ၊ ကုသိုလ်စိတ်နှင့် ယှဉ်သော။ ယာ ဝိရတိ၊ အကြင် ဝိရတိသည်။ အတ္ထိ။ သာ(ဝိရတိ)၊ ထို ဝိရတိသည်။ ပဘေဒတော၊ အပြားအားဖြင့်။ သမ္ပတ္တဝိရတိ၊ သမ္ပတ္တဝိရတိ လည်းကောင်း။ သမာဒါနဝိရတိ၊ လည်းကောင်း။ သမုဇ္ဈေဒဝိရတိ၊ လည်းကောင်း။ ဣတိ၊ သို့။ တိဝိဓာ၊ ၃-ပါးအပြားရှိသည်။ ဟောတိ။ တတ္ထ၊ ထို ၃-ပါးသော ဝိရတိတို့တွင်။ အသမာဒိန္နသိက္ခာပဒါနံ၊ မဆောက်တည်အပ်သော သိက္ခာပုဒ်ရှိကုန်သော။ (သိက္ခာပုဒ်ကို ဆောက်တည်၍ မထားကုန်သော။ အဝိတိက္ကမန္တာနံ-၌ ဖေ။) [သမာဒါနဝိရတိနှင့် ကွဲအောင် “အသမာဒိန္နသိက္ခာပဒါနံ” ဟု ဆိုသည်။] အတ္တနော၊ မိမိ၏။ ဇာတိဝယ

ဗာဟုဿစွာဒီနိ၊ အမျိုးဇာတ်၊ အရွယ်၊ များသောသံတရုံသု၏အဖြစ် အစရှိသော
 ဂုဏ်တို့ကို။ ပစ္စဝေကိုတော၊ ဆင်ခြင်၍။ အမှကံ၊ ငါတို့၏။ [“အမျိုးမြတ်သော
 ငါတို့၏၊ အရွယ်ကြီးသောငါတို့၏၊ ဗာဟုဿစွဂုဏ်ရှိသော ငါတို့၏” စသည်။]
 ဝေရူပံ၊ ဤသို့ သဘောရှိသော။ ပါပံ၊ မကောင်းမှုကို။ ကာတံ၊ ပြုခြင်းငှာ။
 အယုတ္တံ၊ မသင့်။ ဣတိ၊ ဤသို့လုံးလုံးသွင်း၍။ သမ္ပတ္တံ၊ ရောက်လာသော။ (တွေ့ကြုံ
 နေသော။) ဝတ္ထု၊ ဝတ္ထုကို။ အဝိတိက္ကမန္တာနံ၊ မလွန်ကျူးသူတို့၏ (သန္တာန်၌။)
 ဥပ္ပဇ္ဇမာနာ၊ ဖြစ်သော။ ဝိရတိ၊ ဝိရတိကို။ သမ္ပတ္တဝိရတိတံ၊ ဟူ၍။ ဝေဒိတဗ္ဗာ။
 [ဝေဒိတဗ္ဗာနောက်၌ “တတြိဒံ ဝတ္ထု” ဟု ရှိ၏။ ဇဂ္ဂနဥပါသကဿ ဝိယ” ဟု
 ဝိယ-သဒ္ဓါဖြင့် ဥဒါဟရုဏ် ထုတ်ဆိုသားသောကြောင့် “တတြိဒံ ဝတ္ထု” ဟု
 ပါဖယ် မလို။] (ကဿ ဝိယ၊ အဘယ်သူ၏ ဝိရတိကဲ့သို့နည်း။) သီဟဋ္ဌဒီပေ၊
 သီဟိုဠ်ကျွန်း၌။ ဇဂ္ဂနဥပါသကဿ၊ ဇဂ္ဂန ဥပါသက၏။ (ဝိရတိ) ဝိယ၊
 ဝိရတိ ကဲ့သို့တည်း။ ကိရ၊ ချဲ့ဦးအံ့။ တဿ၊ ထို ဇဂ္ဂန၏။ ဒဟရကာလေ ယေဝံ၊
 ငယ်ရွယ်သူ၏ အခါ၌ပင်။ (ငယ်ရွယ်စဉ် တုန်းကပင်။) မာတုယာ၊ အမိ၏။
 ရောဂေါ၊ ရောဂါသည်။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ ဝဇ္ဇေန စ၊ ဆေးဆရာသည်လည်း။
 အလ္လသသမံသံ၊ စိုစိုဖတ်ဖတ် လတ်ဆတ်သော ယုန်သားကို။ (အသက်ရှင်ဆဲ
 ဖြစ်သော ယုန်၏အသားကို။) လဒ္ဓံ၊ ရခြင်းငှာ။ ဝဇ္ဇတိ၊ သင့်၏။ ဣတိ၊ သို့။
 ဝတ္ထံ၊ ပြောဆိုအပ်ပြီ။ တတော၊ ထိုသို့ ပြောခြင်းကြောင့်။ ဇဂ္ဂနဿ၊ ဇဂ္ဂန၏။
 ဘာတာ၊ အစ်ကိုသည်။ တာတာ၊ ညီငယ်။ ဂစ္ဆ၊ သွားချေ။ ခေတ္တံ၊ လယ်တော
 သို့။ အာဟိဏ္ဏာဟိ၊ လှည့်လည်ချေလော့။ ဣတိ၊ ဤသို့ ပြော၍။ ဇဂ္ဂနံ၊ ကို။
 ပေသေသိ၊ စေလွှတ်ပြီ။ သော၊ ထို ဇဂ္ဂနသည်။ တံ ခေတ္တံ၊ ထို လယ်တော
 သို့။ ဂတော၊ သွားပြီ။ တသ္မိံ စ သမယေ၊ ထိုအခါ၌လည်း။ ဧကော၊
 တကောင်သော။ သသော၊ ယုန်သည်။ တရုဏသဿံ၊ နုသော ကောက်ပင်
 ကို။ ခါဒိတံ၊ ခဲစားခြင်းငှာ။ အာဂတော၊ လာသည်။ ဟောတိ၊ သော၊
 ထို ယုန်သည်။ တံ၊ ထို ဇဂ္ဂနကို။ ဒိသ္မာဝံ၊ မြင်၍သာလျှင်။ (မြင်လျှင်မြင်ချင်း
 ပင်။) ဝေဂေန၊ လျင်သော အဟုန်ဖြင့်။ ဓာဝန္တော၊ ပြေးလတ်သော်။
 ဝလ္လိယာ၊ နွယ်ဖြင့်။ ဗဒ္ဓော၊ ဖွဲ့မိသည်။ ဝါ၊ ငြိနေသည်။ (ဟုတော။) ကိရိ-
 ကိရိတံ။ ကိရိ ကိရိဟူ၍။ သဒ္ဓံ၊ အသံကို။ အကာသိ၊ ပြုပြီ။

ဇဂ္ဂနော၊ သည်။ တေန သဒ္ဓေန၊ ထို အသံကြောင့်။ ဂန္ဓာ၊ ၍။ တံ၊
 ထိုယုန်ကို။ ဂဟေတော၊ ဖမ်း၍။ စိန္တေသိ၊ ကြံပြီ။ (ကိံ၊ နည်း။) မာတု၊ အမိ၏။
 ဘေသဇ္ဇံ၊ ဆေးကို။ ကရောမိ၊ ပြုရတော့အံ့။ ဣတိ စိန္တေသိ။ ပုန၊ တဖန်။
 စိန္တေသိ။ ကြံပြန်ပြီ။ (ကိံ။) ယှာဟံ (ယော+အဟံ)၊ အကြင်ငါသည်။
 မာတု၊ အမိ၏။ ဇီဝိတကာရဏာ၊ အသက်ဟူသော အကြောင်းကြောင့်။

ပရံ၊ သူဟပါးကို။ ဇီဝိတာ၊ ဇီဝိတိန္ဒြေမှ။ (ယံ) ဝေ၊ ရောပေယံ။ အကြင် ခွင်း
 ရာ၏။ (တဿ မေ ထို ငါ၏။) တံ၊ ဤခွင်းခြင်းသည်။ န ပတိရူပံ၊
 မလျောက်ပတ်ချေ။ ဣတိ၊ ဤသို့။ စိန္တေသိ၊ ကြံပြန်ပြီ။ အထ၊ ထိုမှနောက်
 ဌ။ နံ၊ ထို ယုန်ကို။ (မုဉ္ဇိ-ဌံ စပ်။) ဂစ္ဆ၊ သွားတော့။ အရညေ၊ တော၌။
 သသေဟိ၊ ယုန်တို့နှင့်။ သဒ္ဓိံ၊ တကွ။ တိဏောဒကံ၊ မြက် ရေကို။ ပရိဘုဉ္ဇ၊
 သုံးဆောင်ချေတော့။ ဣတိ၊ ဤသို့ ပြော၍။ မုဉ္ဇိ၊ လွတ်လိုက်ပြီ။ စ၊ ဆက်။
 ဘာတရာ၊ အစ်ကိုသည်။ တာတ၊ ညီငယ်။ သသော၊ ယုန်ကို။ လဒ္ဓောကံ၊
 ရအပ်ပြီလော။ ဣတိ၊ သို့။ ပုစ္ဆိတော၊ မေးအပ်သည်။ (သမာနော၊ သော်။)
 တံ ပဝတ္တိံ၊ ထိုဖြစ်ပုံအကြောင်းကို။ အာစိက္ခံ၊ ပြောပြပြီ။ တတော၊ ထိုသို့
 ယုန်ကိုလွတ်ခြင်းကြောင့်။ နံ၊ ထို ဇဂ္ဂနကို။ ဘာတာ၊ အစ်ကိုသည်။ ပရိဘာသိ၊
 ဘေးကိုပြု၍ ခြိမ်းခြောက်ပြီ။ သော၊ ထို ဇဂ္ဂနသည်။ မာတု၊ ၏။ သန္တိကံ၊
 အထံသို့။ ဂန္ဓာ၊ ၍။ အဟံ၊ ငါသည်။ ယတော၊ အကြင် အခါမှ စ၍။
 ဇာတော၊ မွေးဖွားပြီ။ တတော၊ ထိုအခါမှ စ၍။ သဉ္စိစ္စ၊ သတ္တဝါ ဟူသော
 သညာနှင့်တကွ စေတနာဖြင့် စေ့ဆော်၍။ ပါဏံ၊ သတ္တဝါကို။ ဇီဝိတာ၊
 ဇီဝိတိန္ဒြေမှ။ ဝေ၊ ရောပေတာ၊ ခွင်းဖူးသည်။ (ဟုတော။) နာဘိဇာနာမိ၊ မသိ
 ရ။ ဣတိ၊ သို့။ သစ္စံ၊ သစ္စာကို။ (မှန်သောစကားကို။) ဝတော၊ ဆို၍။ အဋ္ဌာသိ၊
 တည်ပြီ။ တာဝဒေဝ၊ ထိုခဏ၌ပင်။ အဿ၊ ထို ဇဂ္ဂန၏။ မာတာ၊ မိခင်
 သည်။ အရောဂါ၊ ရောဂါမရှိသည်။ (ရောဂါပျောက်သည်။) အဟောသိ၊
 ဖြစ်ပြီ။

ပန၊ ကား။ (သမ္ပတ္တဝိရတိမှတပါး သမာဒါနဝိရတိကား။) သမာဒိန္နသိက္ခာ
 ပဒါနံ၊ ဆောက်တည်အပ်ပြီးသော သိက္ခာပုဒ်ရှိကုန်သည်ဖြစ်၍။ (သိက္ခာပုဒ်ကို
 ဆောက်တည်ကုန်ပြီး၍။ အဝီတိက္ကမန္တာနံ-ဌံ စပ်။) သိက္ခာပဒ သမာဒါနေ စ၊
 သိက္ခာပုဒ်ကို ဆောက်တည်ရာအခါ၌လည်းကောင်း။ တတုတ္တရိဉ္စ၊ ထိုသိက္ခာ
 ပုဒ်ကို ဆောက်တည်ရာအခါမှ နောက်၌လည်းကောင်း။ အတ္တနော၊ ၏။
 ဇီဝိတမ္ပိ၊ အသက်ကိုသော်မှလည်း။ ပရိစ္စဇိတော၊ စွန့်၍။ ဝတ္ထု၊ လွန်ကျူးထိုက်
 သော ဝတ္ထုကို။ အဝီတိက္ကမန္တာနံ၊ မလွန်ကျူးသူတို့၏ သန္တာန်၌။ ဥပဇ-

၁။ တတုတ္တရိဉ္စ။ ။ တတုတ္တရိကိုထောက်၍ “ဝိရတိ စေတသိက်သည် အနာဂတ်
 အာရုံကို အာရုံပြု၏” ဟု ထင်မှားကြ၏။ “တတုတ္တရိ ဝတ္ထု အဝီတိက္ကမန္တာနံ” ဟု
 ပစ္စုပ္ပန်အနက်ဟော အန္တသဒ္ဓါဖြင့် ဆိုပုံရှိ၍ ဝတ္ထုပေါ်လာမှ မလွန်ကျူးသော ဝိရတိ
 ဖြစ်ရကား သမာဒါနဝိရတိသည် ပစ္စုပ္ပန်အာရုံကိုသာ အာရုံပြုသည်။ သို့သော် သိက္ခာ
 ပုဒ် ဆောက်တည်၍ ထားခြင်းကြောင့် ရှောင်ကြဉ်သည့်အတွက် သိက္ခာပုဒ် မဆောက်
 တည်ပဲ ရှောင်သော သမ္ပတ္တဝိရတိမှ တူးခြားလျက်ရှိသည်။

မာနာ၊ သော။ ဝိရတိ၊ ကိ။ သမာဒါန ဝိရတိတိ၊ ဟူ၍။ ဝေဒိတဗ္ဗာ။
(ကဿ ဝိယ၊ နည်း။) ဥတ္တရ။ပ။ ဝိယ၊ ဥတ္တရဝစုမာနတောင်၌ နေလေ့
ရှိသော ဥပါသကာ၏ ဝိရတိကဲ့သို့တည်း။

ကိရ၊ ချဲ့ဦးအံ။ သော၊ ထို ဥပါသကာသည်။ အဗ္ဗတိဿ ဝိဟာရဝါသိ-
နော၊ အဗ္ဗတိဿကျောင်း၌ နေလေ့ရှိသော။ ပိဂ်လဗုဒ္ဓရက္ခိတတ္ထေရဿ၊ ပိဂ်လ
ဗုဒ္ဓရက္ခိတ ထေရ်၏။ [အချို့ စာအုပ်၌ ထေရဿ နောက်ဝယ် “သတ္ထု” ဟု
ပါရှိ၏။ “ထေရ်ဖြစ်သော ဆရာ၏” ဟု ပေး။] သန္တိကေ၊ ၌။ သိက္ခာပဒါနိ၊
တို့ကို။ ဂဟေတွာ၊ ယူ၍။ ခေတ္တံ၊ လယ်ကို။ ကဿတိ၊ ထွန်၏။ အထ၊ ထိုမှ
နောက်၌။ အဿ၊ ထို ဥပါသကာ၏။ ဂေါဏော၊ နွားသည်။ နဋ္ဌော၊ ပျောက်
ပြီ။ သော၊ ထို ဥပါသကာသည်။ တံ၊ ထိုနွားကို။ ဂဝေသန္တော၊ ရှာလတ်
သော်။ ဥတ္တရ ဝစုမာန ပဗ္ဗတံ၊ ဥတ္တရဝစုမာနတောင်ကို။ အာရဟံ၊ တက်ပြီ။
တတြ၊ ထိုတောင်၌။ နံ၊ ထိုဥပါသကာကို။ မဟာသပေ၊ စပါးကြီး မြေ
သည်။ အဂ္ဂဟေသိ၊ ဖမ်းယူပြီ။

သော၊ ထို ဥပါသကာသည်။ စိန္တေသိ၊ ကြံပြီ။ (ကိံ။) အဿ၊ ဤမြေ၏။
ဣမာယ တိဓိဏဝါသိယာ၊ ဤ ထက်လှစွာသော ဓားဖြင့်။ သိသံ၊ ဦးခေါင်း
ကို။ ဆိန္ဒိယာမိ၊ ဖြတ်အံ။ ဣတိ၊ ဤသို့ ကြံပြီ။ ပုန၊ စိန္တေသိ၊ ကြံပြန်ပြီ။
(ကိံ။) ယွာဟံ (ယော+အဟံ)၊ သည်။ ဘာဝနိယဿ၊ လူအများ၏ စိတ်
နှလုံးကို တိုးပွားစေတတ်သော။ ဝါ၊ လူအများသည် ချီးမွမ်းအပ်သော။
ဂရုနော၊ ဆရာ၏။ သန္တိကေ သိက္ခာပဒါနိ ဂဟေတွာ။ (ယံ) ဘိန္တေယံ၊ အကြင်
ဖျက်ရာ၏။ (တဿ မေ၊ ၏။) ဧတံ၊ ဤ ဖျက်ခြင်းသည်။ န ပတိရူပံ၊ မလျောက်
ပတ်ချေ၊ ဣတိ၊ ဤသို့။ ကြံပြန်ပြီ။ ဧဝံ၊ သို့။ ယာဝတတိယံ၊ ၃-ကြိမ်တိုင်
အောင်။ စိန္တေတွာ၊ ကြံပြီး၍။ ဇီဝိတံ၊ ကိ။ ပရိစ္စဇာမိ၊ စွန့်အံ။ သိက္ခာပဒံ၊
ကို။ န (ပရိစ္စဇာမိ)၊ မစွန့်အံ။ ဣတိ၊ ဤသို့ကြံ၍။ အံသေ၊ ပခုံး၌။ ထပိတံ၊
ထားအပ်သော။ တိဓိဏဒဏ္ဍဝါသိံ၊ ဟက်လှစွာသော အရိုးရှိသော ဓားကို။
အရညေ၊ ၌။ ဆဇ္ဇေသိ၊ စွန့်လိုက်ပြီ။ တာဝဒေဝ၊ ထိုခဏ၌ ပင်။ နံ၊ ထိုဥပါ
သကာကို။ မဟာဝါဋ္ဌော၊ စပါးကြီးမြေသည်။ မုဉ္ဇိတွာ၊ လှတ်၍။ အဂမာသိ၊
သွားပြီ။ ဣတိ၊ ဤသို့ မှတ်အပ်၏။

ပန၊ ကား။ (သမာဒါနဝိရတိမှ တပါး သမုစ္ဆေဒဝိရတိ-ကား။) အရိယမဂ္ဂ
သမ္ပယုတ္တာ၊ အရိယမဂ်နှင့်ယှဉ်သော။ ဝိရတိ၊ ကိ။ သမုစ္ဆေဒ ဝိရတိတိ၊ ဟူ၍။
(ကိလေသာကို သတ်ဖြတ်တတ်သော ဝိရတိဟူ၍။) ဝေဒိတဗ္ဗာ။ ယဿ၊ ယင်း
သမုစ္ဆေဒဝိရတိ၏။ ဥပ္ပတ္တိတော၊ ဖြစ်ရာအခါမှ။ ပဘုတိ၊ စ၍။ ပါဏံ၊ သတ္တဝါ

ကို။ သာဟေသာမိ၊ သတ်ဒံ။ ဣတိ၊ သို့။ အရိယပုဂ္ဂလာနံ၊ တို့၏။ စိတ္တမ္ပိ၊ စိတ်သည် သော်မှလည်း။ န ဥပ္ပဇ္ဇတိ၊ မဖြစ်တော့။ ဣတိ၊ အပြီးတည်း။

ဣဒါနိ၊ ဤ။ အကုသလာနံ၊ အကုသလ ကမ္မပထတို့၏။ (ဝိနိစ္ဆယော၊ ကို။ ဝေဒိတဗျော) ယထာ၊ ကဲ့သို့။ ဧဝံ၊ တူ။ ဣမေသမ္ပိ ကုသလကမ္မပထာနံ၊ ဤကုသလ ကမ္မပထတို့၏လည်း။ ဓမ္မတော၊ လည်းကောင်း ။ပ။ မူလတော၊လည်းကောင်း။ ဣတိ၊ သို့။ ပဉ္စဟိ အာကာရေဟိ ဝိနိစ္ဆယော ဝေဒိတဗျော။ တတ္ထ၊ ထို ဓမ္မတော-စသော မာတိကာပုဒ်တို့တွင်။ ဓမ္မတောတိ (ပဒသ)၊ ဓမ္မတော ဟူသော မာတိကာပုဒ်၏။ (ဝိနိစ္ဆယံ၊ ကို။) ဟိ (ဥဒ္ဒရိတော ဒသေမိ)၊ အံ။ ဧတေသု၊ ဤ ၁၀-ပါးသော ကုသလကမ္မပထတို့တွင်။ ပဋိပင်္ဂါယာ၊ အစဉ်အားဖြင့်။ သတ္ထ၊ ၇-ပါးသော ကုသလကမ္မပထတို့သည်။ စေတနာပိ၊ တို့သည်လည်း။ ဝဋ္ဌန္တိ၊ သင့်ကုန်၏။ ဝိရတိယောပိ၊ တို့သည်လည်း။ ဝဋ္ဌန္တိ။ အန္တေ၊ အဆုံး၌။ တယော၊ ၃-ပါးသော ကုသလကမ္မပထတို့သည်။ စေတနာသမ္ပယုတ္တာဝ၊ စေတနာနှင့် ယှဉ်ကုန်သည်သာ။ ဟောန္တိ။ [အနဘိဇ္ဈာသည် အလောဘ၊ အဗျာပါဒသည် အဒေါသ၊ သမ္မာဒိဋ္ဌိသည် အမောဟဖြစ်၍ “စေတနာ သမ္ပယုတ္တ” ဟုဆိုသည်။]

ကောဋ္ဌာသတောတိ(ပဒသ)၊ ။ (ဝိနိစ္ဆယော ဧဝံ ဝေဒိတဗျော။) ပဋိပင်္ဂါယာ၊ အားဖြင့်။ သတ္ထ၊ တို့သည်။ ကမ္မပထာ ဧဝံ၊ ကမ္မပထတို့ သည်သာ။ ဟောန္တိ။ မူလာနိ၊ တို့သည်။ နော ဟောန္တိ၊ မဖြစ်ကုန်။ အန္တေ၌။ တယော၊ တို့သည်။ ကမ္မပထာ စေဝ၊ တို့သည်လည်းကောင်း။ မူလာနိ စ၊ တို့သည်လည်းကောင်း။ ဟောန္တိ။ ဟိ၊ မှန်။ အနဘိဇ္ဈာ၊ သည်။ မူလံ၊ မူလအရာသို့။ ပတော၊ ရောက်၍။ ဝါ၊ ရောက်လတ်သော်။ အလောဘော၊ အလောဘ ဟူသော။ ကုသလမူလံ ဟောတိ။ အဗျာပါဒေါ၊ သည်။ (မူလံ ပတော) အဒေါသော ကုသလမူလံ ဟောတိ။ သမ္မာဒိဋ္ဌိ၊ သည်။ (မူလံ ပတော) အမောဟော ကုသလမူလံ ဟောတိ။

အာရမ္မဏတောတိ(ပဒသ)၊ ။ (ဝိနိစ္ဆယော ဧဝံ ဝေဒိတဗျော)။ ပါဏာတိ ပါတာဒိနံ၊ ပါဏာတိပါတ-အစရှိသော ဒုဿီလျတို့၏။ အာရမ္မဏာနေဝ၊ ဇီဝိတိန္ဒြေ-အစရှိသော အာရုံတို့သည်ပင်။ ဧတေသံ၊ ဤ ကုသလကမ္မပထတို့၏။ အာရမ္မဏာနိ၊ တို့သည်။ ဟောန္တိ။ [ဤ အဋ္ဌကထာကိုပင် ဋီကာ၌ “ဒုဿီလျာ ဒါရမ္မဏာ တဒါရမ္မဏာ” ဟုဆိုသည်။] ဟိ၊ မှန်။ ဝိတိက္ကမိတဗ္ဗတော ယေဝ၊ လွန်ကျူးထိုက်သော အာရုံမှ (ဇီဝိတိန္ဒြေ-စသည်မှ) သာလျှင်။ ဝေရမဏိ နာမ၊ ရှောင်ကြဉ်ခြင်း မည်သည်။ ဟောတိ။ [ဤ “ဝိတိက္ကမိတဗ္ဗတော ယေဝ” ကို

ကြည့်၍လည်းကောင်း။ ရှေ့၌ ဆိုအပ်ပြီးသော “ဝတ္ထု အဝီတိက္ကမန္တာနံ” ကို ကြည့်၍လည်းကောင်း “သုံးထေဝိရတိ၊ ဝီတိက္ကမိတဗ္ဗ၊ သမုတ်ရသည့်၊ ကာမ နာမ်ရုပ်၊ ပစ္စုပ္ပန်မြဲမှတ်၊ စွဲမှီကပ်၏” ဟု အခြေပြုသင်္ဂြိုဟ်၌ ဆိုလိုက်ပါသည်။]

[ဇီဝိတိန္ဒြေ-စသည်ကို အာရုံပြုသော ပါဏာတိပါတဝိရတိ-စသည်သည် အဘယ်နည်းဖြင့် ပါဏာတိပါတ-စသည်ကို အာရုံမပြုပဲလျက် ပယ်စွန့်နိုင်ပါ သနည်း ဟု မေးဖွယ် ရှိသောကြောင့် “ယထာ ပန” စသည် မိန့်။]

ပန၊ ဆက်။ နိဗ္ဗာနာရမ္ပဏော၊ နိဗ္ဗာန်ဟူသော အာရုံရှိသော။ အရိယမဂ္ဂေါ၊ အရိယမဂ်သည်။ ကိလေသေ၊ တို့ကို။ ပဇဟတိ ယထာ၊ ပယ်စွန့်နိုင်သကဲ့သို့။ ဧဝံ၊ တူ။ ဇီဝိတိန္ဒြေယာဒိ အာရမ္ပဏာပိ၊ ဇီဝိတိန္ဒြေ-အစရှိသော အာရုံရှိသည် လည်း ဖြစ်ကုန်သော။ ဧတေ ကမ္မပထာ၊ ဤကုသလကမ္မပထ တို့သည်။ ပါဏာတိ- ပါတာဒီနိ၊ ပါဏာတိပါတ-အစရှိကုန်သော။ ဒုဿိလျာနိ၊ ဒုဿိလျစေတနာ တို့ကို။ ပဇဟန္တိ၊ ပယ်စွန့်နိုင်ကုန်၏။ ဣတိ၊ ဝေဒိတဗ္ဗာ၊ ကုန်၏။ ဝေဒနာ- တောတိ (ပဒဿ)၊ ။ ။ (ဝိနိစ္ဆယော ဧဝံ ဝေဒိတဗ္ဗော။) ။ သဗ္ဗေ၊ အလုံးစုံ သော ကုသလကမ္မပထ တို့သည်။ သုခဝေဒနာ ဝါ၊ သုခဝေဒနာ ရှိကုန်သည် သော်လည်းကောင်း။ မဇ္ဈတ္တဝေဒနာ ဝါ၊ ဥပေက္ခာဝေဒနာ ရှိကုန်သည်သော် လည်းကောင်း။ ဟောန္တိ။ ဟိ၊ မှန်။ ကုသလံ၊ ကုသိုလ်အရာသို့။ ပတုာ၊ ရောက်၍။ ဝါ၊ ရောက်လတ်သော်။ ဒုက္ခဝေဒနာ နာမ၊ ဒုက္ခဝေဒနာမည်သည်။ နတ္ထိ။

မူလတောတိ (ပဒဿ)၊ ။ ။ (ဝိနိစ္ဆယော ဧဝံ ဝေဒိတဗ္ဗော။) ပဋိပါဠိယာ၊ အားဖြင့်။ သတ္တ၊ ကုန်သော။ ကမ္မပထာ၊ ကုသလကမ္မပထတို့သည်။ ဉာဏသမ္ပ- ယုတ္တစိတ္တေန၊ ဉာဏသမ္ပယုတ်စိတ်ဖြင့်။ ဝိရမန္တဿ၊ ရှောင်ကြဉ်သော ပုဂ္ဂိုလ်၏ (သန္တာန်၌)။ အလောဘ အဒေါသ အမောဟဝသေန၊ အလောဘ၊ အဒေါသ၊ အမောဟတို့၏ အပြားဖြင့်။ တိမူလာ၊ ၃-ပါးသော မူလရှိကုန်သည်။ ဟောန္တိ။ ဉာဏဝိပုယုတ္တစိတ္တေန ဝိရမန္တဿ ဒိမူလာ ဟောန္တိ။ အနဘိဇ္ဈာ၊ သည်။ ဉာဏ- သမ္ပယုတ္တစိတ္တေန ဝိရမန္တဿ။ ဒိမူလာ၊ ၂-ပါးသော မူလရှိသည်။ ဟောတိ။ [“ဝိရမန္တဿ” ဟု ဆိုသော်လည်း အနဘိဇ္ဈာ-စသော မနောကံတို့သည် တရား ကိုယ်အားဖြင့် ဝိရတိမဟုတ်၊ အလောဘ၊ အဒေါသ၊ အမောဟတို့ ဖြစ်ရကား ဝိရမန္တဿကို “ပဇဟန္တဿ” ဟု အဓိပ္ပာယ်မှတ်ပါ။ အနဘိဇ္ဈာ။ ပ။ ဝိရမန္တ- သာတိ အဘိဇ္ဈံ ပဇဟန္တဿာတိ အတ္ထော။ -ဋီကာ။] ဉာဏဝိပုယုတ္တ စိတ္တေန (ဝိရမန္တဿ) ဧကမူလာ ဟောတိ။ ပန၊ ဆက်။ အလောဘော၊ အနဘိဇ္ဈာ ဖြစ်သော အလောဘသည်။ အတ္တနာဝ၊ မိမိသည်သာလျှင်။ အတ္တနော၊ ။ ။

မူလံ၊ သည်။ န ဟောတိ၊ မဖြစ်နိုင်။ အဗျာပါဒေပိ၊ ဌလည်း။ ဒေဝဝနယော။ သမ္မာဒိဋ္ဌိ၊ သည်။ အလောဘာ ဖေါသဝသေန၊ ဖြင့်။ ဒွိမူလာဝ၊ ၂-ပါး သော မူလရှိသည်သာ။ ဟောတိ။ [ဝေဖြင့် ကေမူလ ကို ကန့်။] ဣတိ။ သို့။ ဣမေ ဒသ၊ ဤ ၁၀-ပါးတို့သည်။ ကုသလကမ္မပထာ နာမ၊ တို့မည်၏။

ကမ္မပထသံသန္ဓနကထာ

ဣဒါနိ၊ ဌ။ (ဒွါရကထာ၏ အစ မာတိကာဝယ် “တိဏိကမ္မာနိ။ပ။ဒသ ကုသလကမ္မပထာ” ဟု ပြခဲ့ရာဝယ် ဒသကုသလကမ္မပထတို့ကို အကျယ်ပြုပြီး ရာ ယခုအခါ၌။) ဣသိံ ဌာနေ၊ ဤနေရာ၌။ ကမ္မပထသံသန္ဓနံ နာမ၊ ကမ္မပထ သံသန္ဓနံ မည်သည်ကို။ ဝေဒိတဗ္ဗံ၊ သိထိုက်၏။

၁။ ကမ္မပထသံသန္ဓန။ ။ဋီကာ၌ ကေဝါဒကို အပြစ်ပြုပြီးနောက် တသ္မာ- စသည်ဖြင့် မိမိဝါဒကိုပြရာဝယ် ကမ္မပထသံသန္ဓန အမည်ရခြင်း၏ အကြောင်းကို “ကသ္မာ” ဟု ပုစ္ဆာထုတ်၍ “ကမ္မပထာနံ။ပ။ဇေတ္ထ သံသန္ဓိတတ္တာ” ဟု ၃-မျိုးပြ၏။ ထိုတွင်....

(က) “အကမ္မပထာနံ ကမ္မပထေသု ကမ္မပထာနဉ္စ အကမ္မပထေသု သမာန- နာမတာ ဝသေန (ဇေတ္ထ သံသန္ဓိတတ္တာ)” ဟူသော ပထမအကြောင်းပြကို ကြည့်၍ “ကမ္မပထော စ၊ ကမ္မပထဖြစ်သော ဒုစရိုက် သုစရိုက်လည်း။ အကမ္မပထော စ၊ ကမ္မပထ မဟုတ်သော သံဝရ အသံဝရလည်း။ ကမ္မပထာ၊ တို့” ဟု ကေသေသ်ပြု။ ထို့နောက် “ဇေတ္ထ သံသန္ဓိတတ္တာ” ကြည့်၍ “သံသန္ဓိယန္တိ ဇေတ္တာတိ သံသန္ဓနံ။ ဇေတ္ထ၊ ဤအခန်း ၌။ သံသန္ဓိယန္တိ၊ နှိုးနှော၍ ပြအပ်ကုန်၏။ ဣတိ သံသန္ဓနံ။ ကမ္မပထာနံ။ ကမ္မပထမည် ကုန် ကမ္မပထမမည်ကုန်သော ဒုစရိုက် အသံဝရ စသည်တို့၏။ ဝါ၊ တို့ကို။ ကမ္မပထာ- ကမ္မပထေသု၊ ကမ္မပထ အကမ္မပထတို့၌။ ဝါ၊ တို့နှင့်။ သံသန္ဓနံ၊ ကာယကံ-စသော တူ သော နာမည်ရှိကုန်သည်၏ အဖြစ်ဖြင့် နှိုးနှောပြအပ်ရာ အခန်းတည်း။ ကမ္မပထသံသန္ဓနံ၊ ခန်း” ဟု ပြပါ။

(ခ) “ကမ္မပထာနံ ကမ္မပထေသု သာမညနာမာဝိဇဟနဝသေန (ဇေတ္ထ သံသန္ဓိ တတ္တာ)” ဟူသော ဒုတိယအကြောင်းပြကို ကြည့်၍ “သံသန္ဓိယန္တိ ဇေတ္တာတိ သံသန္ဓနံ။ ကမ္မပထာနံ၊ တို့၏။ ဝါ၊ တို့ကို။ သာမညနာမာဝိဇဟနဝသေန၊ ကာယကံ-စသော သာမညနာမည်ကို မစွန့်ခြင်း၏ အစွမ်းဖြင့်။ ကမ္မပထေသု၊ တို့၌။ ဝါ၊ တို့နှင့်။ သံသန္ဓနံ၊ နှိုးနှောပြအပ်ရာ အခန်းတည်း။ ကမ္မပထသံသန္ဓနံ၊ ခန်း” ဟု ပြပါ။

(ဂ) “ဥဘယေသံ စ ဥပ္ပတ္တိဝသေန ဒွါရေသု ဇေတ္ထ သံသန္ဓိတတ္တာ” ဟူသော တတိယအကြောင်းပြကို ကြည့်၍ “ကမ္မပထာနံ၊ ကမ္မပထ ဟုတ်၊ မဟုတ်သော ဒုစရိုက် အသံဝရ-စသည်တို့၏။ ဝါ၊ တို့ကို။ ဒွါရေသု၊ သို့၌။ ဝါ၊ တို့နှင့်။ ဥပ္ပတ္တိဝသေန၊ ဖြစ်ခြင်း ၏ အစွမ်းဖြင့်။ သံသန္ဓနံ။ နှိုးနှောပြအပ်ရာ အခန်းတည်း။ ကမ္မပထသံသန္ဓနံ၊ ခန်း” ဟု ပြပါ။ [ဤဝိကင် ၃-မျိုး၏ အဓိပ္ပာယ်ကို အဋ္ဌကထာ၌ အစဉ်အတိုင်း ဖွင့်ပြပါလိမ့်မည်။]

ဟိ၊ ချဲ့။ ပဉ္စမဿဒ္ဓါရဝသေန၊ ၅-ပါးသော ဖဿဒ္ဓါရတို့၏ အစွမ်းဖြင့်။ ဥပ္ပန္နော၊ ဖြစ်သော။ အသံဝရော၊ အသံဝရသည်။ အကုသလံ၊ အကုသိုလ် ဖြစ်သော။ မနောကမ္မမေဝ၊ မနောကံသည်သာ။ ဟောတိ။ မနောဖဿဒ္ဓါရ- ဝသေန၊ ဖြင့်။ ဥပ္ပန္နော။ (အသံဝရော၊ သည်။) တီဏိပိ၊ ၃-ပါးလည်းဖြစ် ကုန်သော။ ကမ္မာနိ၊ ကံတို့သည်။ ဟောန္တိ။ ဟိ၊ မှန်။ (တနည်း) ဟိ၊ ထပ်၍ ချဲ့ဦးအံ။ သော၊ ထို မနောဖဿဒ္ဓါရ၏ အစွမ်းဖြင့်ဖြစ်သော အသံဝရသည်။ ကာယဒ္ဓါရေ၊ ဌံ။ စောပနံ၊ လှုပ်ရှားခြင်းသို့။ ပတ္တော၊ ရောက်သည်။ (သမာနော၊ သော်။) အကုသလံ၊ သော။ ကာယကမ္မံ၊ သည်။ ဟောတိ။ ဝစီဒ္ဓါရေ (စောပနံ ပတ္တော သမာနော) အကုသလံ ဝစီကမ္မံ ဟောတိ။ ဥဘယတ္ထ၊ ၂-ပါးစုံသော ကာယဒ္ဓါရ ဝစီဒ္ဓါရတို့၌။ စောပနံ၊ သို့။ အပတ္တော၊ မရောက်သည်။ (သမာနော) အကုသလံ မနောကမ္မံ ဟောတိ။

[ဖဿဒ္ဓါရ၏ အစွမ်းဖြင့် ဖြစ်ပုံကို ပြပြီး၍၊ အသံဝရဒ္ဓါရ၏ အစွမ်းဖြင့် ဖြစ်ပုံကို ပြလိုသောကြောင့် “ပဉ္စ အသံဝရဒ္ဓါရဝသေန” စသည်မိန့်။]

ပဉ္စအသံဝရဒ္ဓါရဝသေန၊ ၅-ပါးသော အသံဝရဒ္ဓါရတို့၏ အစွမ်းဖြင့်။ ဥပ္ပန္နော။ (အသံဝရော)ပိ၊ သည်လည်း။ အကုသလံ မနောကမ္မမေဝ ဟောတိ။

၁။ ပဉ္စမဿဒ္ဓါရဝသေန။ ။ဒွါရကထာ အစ မာတိကာခေါင်းစဉ်၌ ကမ္မ-ကမ္မဒ္ဓါရ၊ ဝိညာဏ-ဝိညာဏဒ္ဓါရ၊ ဖဿ-ဖဿဒ္ဓါရ-စသည်ဖြင့် စဉ်ခွဲသော်လည်း ကံတို့မှာ “ကာယဒ္ဓါရ၌ဖြစ်လျှင် ကာယကံမည်၏” ဤသို့ စသည်ဖြင့် ထင်ရှားပြီးဖြစ်သည့်အတွက် ဆိုဖွယ်မလိုသောကြောင့် လည်းကောင်း၊ ကာယဒ္ဓါရ-စသည်တို့၌ ထိုကံတို့၏ဖြစ်ပုံကို ဆိုခဲ့ပြီးဖြစ်သောကြောင့်လည်းကောင်း၊ စက္ခုဝိညာဏဒ္ဓါရ-စသော ငါးပါးသော ဝိညာဏ-ဒ္ဓါရတို့၏အစွမ်းဖြင့် အသံဝရ-သံဝရတို့၏ဖြစ်ပုံကို ဆိုကြောင်း စကား၏ အကြောင်း ပရိယာယ်မရှိ (နှိုးနှောပြစရာမလို) သောကြောင့် လည်းကောင်း ထိုကမ္မဒ္ဓါရ ဝိညာဏ-ဒ္ဓါရတို့ကို မဆိုတော့ပဲ ရှောင်လွှဲ၍ (ထိုကိုရှောင်လျှင် ထို၌ဖြစ်သော ကမ္မ-ဝိညာဏတို့ကို လည်း ရှောင်ပြီးဖြစ်၍) ဖဿဒ္ဓါရ၏ အစွမ်းဖြင့် ဖြစ်ပုံကို စ၍ ပြလိုသောကြောင့် “ပဉ္စ-ဖဿဒ္ဓါရဝသေန ဟိ” စသည်ကိုမိန့်သည်။ [တတ္ထ ဟိပိဓကမ္မဒ္ဓါရဝသေန။ပ။ဥပ္ပန္နော-တိအာဒိ ဝုတ္တံ။-ဋီကာ။]

ပထမဝိဂ္ဂဟ။ ။ပြခဲ့သော “ပဉ္စ ဖဿဒ္ဓါရဝသေန” စသောဝါကျ၊ “ပဉ္စ အသံဝရ-ဒ္ဓါရဝသေန” စသောဝါကျနှင့် နောက်၌လာသော သံပရဝါကျတို့ဖြင့် ကမ္မပထမြောက်-မမြောက်သော အသံဝရ-သံဝရတို့၏ ကမ္မပထ-အကမ္မပထတို့နှင့် သမာနနာမ (နာမည် တူ) ဖြစ်ပုံကို ပြ၏။ ထို့ကြောင့် ဤဝါကျတို့ကို ရည်ရွယ်၍ ဋီကာ၌ “အကမ္မပထာနံ ကမ္မ-ပထေသု ကမ္မပထာနဉ္စ အကမ္မပထေသု သမာနနာမတာဝသေန (ဧတ္ထ သံသန္နိတတ္တာ) ဟု ဟိတ်ပါဠိကို ပြ၏။ ထိုဟိတ်နှင့်အညီ ကမ္မပထသံသန္နနပုဒ်ကို ပထမဝိဂ္ဂဟပြုခဲ့ရသည်။ ထိုဟိတ်၏ ဖလဝါကျ စကားရပ်ကား “ဗုဒ္ဓ ကမ္မပထံ အပတ္တာနဉ္စ။ပ။ကာယကမ္မာဒိ တာဒိပနံ (ကမ္မပထ သံသန္နနံ နာမ)” ဟူသော ဋီကာစကားတည်း။

စောပနကာယ အသံဝရဒ္ဓါရဝသေန၊ ဖြင့်။ ဥပ္ပန္နော(အသံဝရော)အကုသလံ ကာယကမ္မမေဝ ဟောတိ။ ။ ဝါစာ အသံဝရဒ္ဓါရဝသေန၊ ဖြင့်။ ဥပ္ပန္နော (အသံဝရော)အကုသလံ ဝစီကမ္မမေဝ ဟောတိ။ မနောအသံဝရဒ္ဓါရဝသေန၊ ဖြင့်။ ဥပ္ပန္နော(အသံဝရော)အကုသလံ။ မနောကမ္မမေဝ သည်သာ။ ဟောတိ။

[အသံဝရဒ္ဓါရ၏ အစွမ်းဖြင့် ဖြစ်ပုံကိုပြပြီး၍ ဒုစရိုက်၏အစွမ်းဖြင့် ဖြစ်ပုံကို ပြလိုသောကြောင့် “တိဝိဓံ ကာယဒုစရိတံ” စသည် မိန့်။]

တိဝိဓံ၊ ၃-ပါးအပြားရှိသော။ ကာယဒုစရိတံ၊ ကာယဒုစရိုက်သည်။ အကုသလံ။ ကာယကမ္မမေဝ၊ သည်သာ။ ဟောတိ၊ စတုဗ္ဗိဓံ။ ဝစီဒုစရိတံ၊ သည်။ အကုသလံ ဝစီကမ္မမေဝ ဟောတိ၊ တိဝိဓံ။ မနောဒုစရိတံ၊ သည်။ အကုသလံ မနောကမ္မမေဝ ဟောတိ။

[အသံဝရ၏ အစွမ်းဖြင့် ဖြစ်ပုံကို ပြပြီး၍ သံဝရ၏ အစွမ်းဖြင့် ဖြစ်ပုံကို ပြလိုသောကြောင့် “ပဉ္စဗဿဒ္ဓါရဝသေန ဥပ္ပန္နော သံဝရောပိ” စသည် မိန့်။]

ပဉ္စဗဿဒ္ဓါရဝသေန ဥပ္ပန္နော။ သံဝရောပိ၊ သည်လည်း။ [ပုံဖြင့် အသံဝရောကိုပေါင်း။] ကုသလံ မနောကမ္မမေဝ ဟောတိ။ ပန၊ ကား။ မနောဗဿဒ္ဓါရဝသေန ဥပ္ပန္နော။ အယမ္ပိ၊ ဤ သံဝရသည်လည်း။ အသံဝရော ဝိယ၊

၁။ တိဝိဓံ။ ပ။ မေဝ ဟောတိ။ ။ ဗဿဒ္ဓါရ၏အစွမ်းဖြင့် ပြရာ၌ “သော ဟိ ကာယဒ္ဓါရေ စောပနံ ပတ္တော အကုသလံ ကာယကမ္မံ ဟောတိ” စသည်ဖြင့် ပြခဲ့၏။ ထို့ပြင် အသံဝရဒ္ဓါရ၏ အစွမ်းဖြင့် ပြရာ၌ “စောပနကာယအသံဝရဒ္ဓါရဝသေန ဥပ္ပန္နော” စသည်ဖြင့်လည်း ပြခဲ့၏။ ထိုအလို ကမ္မပထမြောက်သော အသံဝရဝစီကံသည် ကာယဒ္ဓါရ၌ဖြစ်လျှင် (လက်ပြခြေပြဖြင့် မုသားစသည် ပြောလျှင်) ကာယကံအမည် ဖြစ်ရတော့မည်ကဲ့သို့ ထင်ရ၏။ ထိုသို့ မဖြစ်ဖို့ရန် (မထင်ဖို့ရန်) “စတုဗ္ဗိဓံ ဝစီဒုစရိတံ။ ပ။ ဝစီကမ္မမေဝ ဟောတိ” ဟု ဧဝံဖြင့်မိန့်ရပြန်၏။ ပါဏာတိပါတ-စသော ကမ္မပထပတ္တ အသံဝရတို့၏ ဝစီဒ္ဓါရဝယ် ဖြစ်ရာ၌လည်း ရှေ့စကားများအလို ဝစီကံဟု ထင်စရာရှိ၏။ ထိုသို့ မဖြစ်ဖို့ (မထင်ဖို့) ရန် “တိဝိဓံ ကာယဒုစရိတံ အကုသလံ ကာယကမ္မမေဝ” ဟု ဧဝံဖြင့် မိန့်ရပြန်သည်။ ဆိုလိုရင်းမှာ- “ရှေ့စကားဖြင့် လျဉ်းပါးဖွယ်ကို ဤနောက်စကားဖြင့် ကာကွယ်သည်” ဟုလို။ [သော ဟိ ကာယဒ္ဓါရေ။ ပ။ အပဝါဒေန ဝတ္တိဒဋ္ဌဗ္ဗာ။ -ဋီကာ]

ဒုတိယ ဝိဂ္ဂဟ။ ။ ဤပြခဲ့သော “တိဝိဓံ ကာယဒုစရိတံ” စသော ဝါကျနှင့်နောက်၌လာသော “တိဝိဓံ ကာယဒုစရိတံ” စသော ဝါကျတို့ဖြင့် ပါဏာတိပါတ-စသော ကမ္မပထတို့သည် ဝစီဒ္ဓါရ-စသည်၌ ဖြစ်ကြသော်လည်း မိမိ၏ ကာယကံ-စသောနာမည် စသည်ကို မစွန့်ပုံကိုပြ၏။ ထို့ကြောင့် ဤဝါကျတို့ကို ရည်ရွယ်၍ ဋီကာ၌ “ကမ္မပထာနံ ကမ္မပထေသု သာမညနာမာဝိဇဟနဝသေန (ဧတ္ထ သံသန္ဓိတတ္တာ)” ဟု ဟိတ်ပါဠိ ပြ၏။ ထိုဟိတ်နှင့်အညီ ကမ္မပထသံသန္ဓနပုဒ်ကို ဒုတိယဝိဂ္ဂဟတမျိုး ပြခဲ့ရသည်။ ထိုဟိတ် ပါဠိ၏ ဖလဝါကျကား “ကမ္မပထပတ္တာနံ ။ ပ။ ကာယကမ္မာဒိဘာဝါဝိဇဟနဒီပနံ (ကမ္မပထသံသန္ဓနံ နာမ)” ဟူသောစကားတည်း။

သို့။ တိဏိပိ ကမ္မာနိ ဟောန္တိ။ ပဉ္စသံဝရဒွါရဝသေန၊ ၅-ပါးသော သံဝရ-
 ဒွါရတို့၏ အစွမ်းဖြင့်။ ဥပ္ပန္နော။ (သံဝရော) ပိ၊ လည်း။ ကုသလံ မနော-
 ကမ္မမေဝ ဟောတိ။ စောပန-ကာယသံဝရဒွါရဝသေန ဥပ္ပန္နော (သံဝရော)
 ကုသလံ ကာယကမ္မမေဝ ဟောတိ။ ဝါစာသံဝရဒွါရဝသေန ဥပ္ပန္နော (သံဝရော)
 ကုသလံ ဝစီကမ္မမေဝ ဟောတိ။ မနောသံဝရဒွါရဝသေန ဥပ္ပန္နော (သံဝရော)
 ကုသလံ မနောကမ္မမေဝ ဟောတိ။ တိဝိဓံ၊ သော။ ကာယသုစရိတံ၊ သည်။
 ကုသလံ ကာယကမ္မမေဝ ဟောတိ။ စတုပ္ပိဓံ။ ဝစီသုစရိတံ၊ သည်။ ကုသလံ
 ဝစီကမ္မမေဝ ဟောတိ။ တိဝိဓံ။ မနောသုစရိတံ၊ သည်။ ကုသလံ မနောကမ္မ-
 မေဝ ဟောတိ။

[အသံဝရ-သံဝရတို့၏ ဖြစ်ရာ-မဖြစ်ရာ ဒွါရကို ပြုပြီး၍ ကံတို့၏ ဖြစ်ရာ
 မဖြစ်ရာ ဒွါရကို ပြုလိုသောကြောင့် “အကုသလံ ကာယကမ္မ” စသည် မိန့်။]

အကုသလံ၊ သော။ ကာယကမ္မံ၊ သည်။ ပဉ္စဗ္ဗယဒွါရဝသေန၊ ဖြင့်။ နုပ္ပဇ္ဇတိ၊
 မဖြစ်။ မနောဗ္ဗယဒွါရဝသေနော၊ ဖြင့်သာ။ ဥပ္ပဇ္ဇတိ၊ အကုသလံ။ ဝစီကမ္မံ၊
 သည်။ တထာ၊ ထို့ အတူတည်း။ [“ပဉ္စဗ္ဗယဒွါရဝသေန နုပ္ပဇ္ဇတိ၊ မနော-
 ဗ္ဗယဒွါရဝသေနော ဥပ္ပဇ္ဇတိ” ကို ညွှန်းသည်။] ပန၊ ကား။ အကုသလံ
 မနောကမ္မံ။ ဆ ဗ္ဗယဒွါရဝသေန၊ ဖြင့်။ ဥပ္ပဇ္ဇတိ။ တံ၊ ထို အကုသိုလ် မနော
 ကံသည်။ ကာယဝစီဒွါရေသု၊ တို့၌။ စောပနံ၊ သို့။ ပတ္တံ၊ ရောက်သည်။

၁၂ တံ။ပ။ ကာယဝစီကမ္မံ ဟောတိ။ ။ဋီကာ ပထမနည်းအတိုင်း နိဿယ၌ အနက်
 ပေးထားသည်။ ဤနည်းအလို “ကာယဝစီကမ္မံ၊ ကာယကံ ဝစီကံသည်” ဟု မပေးပဲ
 နိဿယပေးသလို ပေးရသည်။ ဘာကြောင့်နည်း-မနောကံသည် ကာယဒွါရ ဝစီဒွါရ၌
 ဖြစ်သော်လည်း ကာယကံအမည် ဝစီကံအမည် မရနိုင်သောကြောင့်တည်း။ [နော န
 ယုဇ္ဇတိ၊ စောပနံ ပတ္တံ ကာယေ ဝါစာယ စ အကုသလံ ကမ္မံ ဟောတိတိ အတ္ထသိဒ္ဓိ-
 တော။-ဋီကာ။

အထဝါ တံ သဒ္ဓဿ။ ။ “အထဝါ တံ သဒ္ဓဿ။ပ။ သိဒ္ဓောဝ ဟောတိ” ဟူသော
 ဋီကာ ဒုတိယနည်းအလိုအားဖြင့် “ဆ ဗ္ဗယဒွါရဝသေန၊ ဖြင့်။ ယံ၊ အကြင် ကံသည်။
 ဥပ္ပဇ္ဇတိ၊ ၏။ တံ၊ ထို ၆-ပါးသော ဗ္ဗယဒွါရ၏ အစွမ်းဖြင့် ဖြစ်သောကံသည်။ ကာယ-
 ဝစီဒွါရေသု၊ တို့၌။ စောပနံ၊ ပတ္တံ (သမာနံ) အကုသလံ။ ကာယဝစီကမ္မံ၊ ကာယကံ
 ဝစီကံ သည်။ ဟောတိ” ဟု ပေးပါ။

အထဝါ တန္တိ။ ။ “အထဝါ တန္တိ” စသော ဋီကာ တတိယနည်းအလို အားဖြင့်
 “တံ၊ ထို ၆-ပါးသော ဗ္ဗယဒွါရ၏ အစွမ်းဖြင့်ဖြစ်သော မနောကံသည်” ဟုပင် စွဲရ
 သည်။ သို့သော် ထို မနောကံဟူသည် စောဒကပုဂ္ဂိုလ်၏ အလိုအားဖြင့် ဖြစ်သော
 ကာယကံ ဝစီကံလည်း ပါသော မနောကံတည်း။ မှန်၏-စောဒက၏ အလိုမှာ စိတ်
 ကြောင့်ဖြစ်သော အဘိဇ္ဈာ-စသော ကံဟူသမျှ ကာယဒွါရ၌ဖြစ်ဖြစ်၊ ဝစီဒွါရ၌ဖြစ်ဖြစ်

(သမာနံ။) အကုသလံ၊ သော။ ကာယဝစီကမ္မံ၊ ကာယဒွါရ၌ ဖြစ်သော ကံ ဝစီဒွါရ၌ ဖြစ်သော ကံသည်။ ဟောတိ၊ ဤ။ စောပနံ၊ သို့။ အပတ္တံ၊ မရောက် သည်။ (သမာနံ) အကုသလံ။ မနောကမ္မမေဝ၊ သည်သာ။ ဟောတိ။

စ၊ ဆက်။ ပဉ္စ ဖဿဒွါရဝသေန၊ ဖြင့်။ (အကုသလံ၊ သော။ ကာယကမ္မံ၊ သည်။ နုပုဇ္ဇတံ) ယထာ၊ မဖြစ်သကဲ့သို့။ ဝေ၊ တူ။ ပဉ္စအသံဝရဒွါရဝသေနပိ၊ ဖြင့်လည်း။ အကုသလံ ကာယကမ္မံ နုပုဇ္ဇတံ။ ပန၊ အနွယ်-ကား။ စောပနကာယ အသံဝရဒွါရဝသေန၊ ဖြင့်လည်းကောင်း။ ဝါစာအသံဝရဒွါရဝသေန စ၊ ဖြင့်လည်းကောင်း။ ဥပုဇ္ဇတံ။ မနောအသံဝရဒွါရဝသေန နုပုဇ္ဇတံ။ အကုသလံ၊ သော။ ဝစီကမ္မမ္ပိ၊ သည်လည်း။ ပဉ္စ အသံဝရဒွါရဝသေန နုပုဇ္ဇတံ။ စောပန- ကာယ ဝါစာ အသံဝရဒွါရဝသေန၊ စောပနကာယ အသံဝရဒွါရ ဝါစာ အသံဝရဒွါရတို့၏ အစွမ်းဖြင့်။ ဥပုဇ္ဇတံ၊ မနော အသံဝရဒွါရဝသေန နုပုဇ္ဇတံ၊ အကုသလံ။ မနောကမ္မံ၊ သည်။ အဋ္ဌအသံဝရဒွါရဝသေနပိ၊ ဂ-ပါးသော အသံဝရဒွါရတို့၏ အစွမ်းဖြင့်လည်း။ ဥပုဇ္ဇတေဝ၊ ဖြစ်သည်သာ။ ကုသလ- ကာယကမ္မာဒိသုပိ၊ ကုသိုလ် ကာယကံ အစရှိသည်တို့၌လည်း။ ဒေဝေဝနယော။

ပန၊ အထူးကား။ အယံ၊ ဤ ဆိုအပ်လတ္တံ့ကား။ ဝိသေသော၊ အထူး တည်း။ အကုသလ ကာယကမ္မ ဝစီကမ္မာနိ၊ အကုသိုလ် ကာယကံ ဝစီကံတို့ သည်။ မနော အသံဝရဒွါရဝသေန၊ ဖြင့်။ နုပုဇ္ဇန္တိ ယထာ၊ မဖြစ်ကုန်သကဲ့သို့။ တထာ၊ တူ။ တောနိ၊ ဤ ကုသိုလ် ကာယကံ ဝစီကံတို့သည်။ (မနောသံဝရ- ဒွါရဝသေန၊ ဖြင့်။) နုပုဇ္ဇန္တိ၊ မဖြစ်ကုန်သည်ကား။ န၊ မဟုတ်ကုန်။ ပန၊ အဟုတ် ကား။ တောနိ၊ ဤ ကုသိုလ်ကာယကံ ဝစီကံတို့သည်။ ကာယဂံ ဝါစဂံ၊ ကိုယ်

မနောကံ ဟုသာ ဆိုလိုသည်။ [ယော ဟိ ပရဿ အဓိပ္ပာယော၊ မနသာ နိဗ္ဗတ္တိတေန သဗ္ဗေန မနောကမ္မေနေဝ ဘဝိတမ္ပံ။-ဋီကာ။]

အထဝါ ကမ္မန္တိ။ ။ “အထဝါ ကမ္မန္တိ” စသော ဋီကာ စတုတ္ထနည်းအလို အား ဖြင့် “တံ၊ ထိုကံသည်” ဟု သာမညစွာပါ။ ထိုကံ၏ ၃-မျိုးပြားပုံကို ပြလို၍ “ကာယ- ဝစီဒွါရေသု စောပနံ ပတ္တံ” စသည်ကို မိန့်သည်။ [အထဝါ ကမ္မန္တိ အဝိသေသေန ကမ္မသဒ္ဓမတ္ထေန (မနောကမ္မံဝယ် ကမ္မသဒ္ဓါမျှနှင့်) သမ္မန္တံ ကတော” စသည်-ဋီကာ။]

တတိယ ဝိဂ္ဂဟ။ ။ ဤပြခဲ့သော “အကုသလံ ကာယကမ္မံ ပဉ္စဖဿဒွါရဝသေန နုပုဇ္ဇတံ၊ မနောဖဿဒွါရဝသေနေဝ ဥပုဇ္ဇတံ” စသော ဝါကျတို့ဖြင့် ကမ္မပထ-အကမ္မ ပထတို့၏ ဖဿဒွါရ-စသည်တို့၌ ဖြစ်ပုံကို ရောနှော၍ ပြ၏။ ထို့ကြောင့် ဤဝါကျတို့ကို ရည်ရွယ်၍ ဋီကာ၌ “ဥဘယေသဉ္စ ဥပုတ္တိဝသေန ဒွါရေသု ဧတ္ထ သံသန္တိတတ္တာ” ဟု ဟိတ်ပါဠိပြ၏။ ထို ဟိတ်နှင့်အညီ ကမ္မပထသံသန္တနပုဒ်ကို တတိယဝိဂ္ဂဟ ပြခဲ့ရသည်။ ထို ဟိတ်၏ ဖလဝါကျ စကားရပ်ကား “ယထာပကာသိတာနဉ္စ။ပ။ ဥပုတ္တိပကာသနံ ကမ္မပထသံသန္တနံ နာမ” ဟူသော စကားရပ်တည်း။

အင်္ဂါ နှုတ်အင်္ဂါကို။ (ဗဟုဝုဇ္ဈိလျှင် ကောင်း၏။) အစောပေတော၊ မလှုပ်စေ
 မှု၍။ သိက္ခာပဒါနိ၊ တို့ကို။ ဂဏန္တဿ၊ ယုသောပုဂ္ဂိုလ်၏ (သန္တာန်၌)။ မနော-
 သံဝရဒွါရေပိ၊ ဌ်လည်း။ ဥပ္ပဇ္ဇန္တိ ဝေ၊ ဖြစ်ကုန်သည်သာ။ [ဝေ၊ ဤ မဟာအဋ္ဌ
 ကထာ၌ ဆိုအပ်ပြီးသော နည်းဖြင့်။ ကမ္မာနံ၊ ကံတို့၏။ ဒွါရေသု၊ တို့၌လည်း
 ကောင်း။ ဒွါရနဉ္စ၊ တို့၏လည်း။ ကမ္မေသု၊ တို့၌လည်းကောင်း။ အနိယတတ္တာ၊
 မမြဲကုန်သည်၏ အဖြစ်ကြောင့်။ ဒွါရနိဗန္ဓနံ၊ ဒွါရဖြင့် စိတ်ကို အမြဲသတ်မှတ်
 ဖွဲ့စပ်မှုကို။ န ကတံ၊ ပြုတော်မမူအပ်။]

အမှာ။ ။ ဤသို့ ဝေ-စသော ဋီကာပါဌ်ကို ထည့်၍ မရ-အဖွင့်အတိုင်း
 ယောဇနာသည်။ ဝေ-စသည်ဖြင့် ဋီကာ၌ နိဂုံးဝါကျ ထည့်ထားသောကြောင့်
 ဤနေရာတွင် ကမ္မပထသံသန္ဓနကထာ ပြီးပြီဟု ထင်သည်။ အဓိပ္ပာယ်ကို
 ဋီကာမှာ ရှုပါ။

[ယခုအခါ ဒွါရကထာ၏နိဂုံးနှင့်တကွ ဤ မဟာကုသိုလ်စိတ်၏ဖြစ်ပုံကိုပြလို
 ၍ တတ္ထ-စသည်ကို မိန့်သည်။ ဒွါရကထာ၏အစ မာတိကာ၌ တိဏိကမ္မဒွါရနိ၊
 ပဉ္စ ဝိညာဏဒွါရနိ-စသည်ကို သတိပြုပါ။ ထို မာတိကာအတိုင်းဆိုလိမ့်မည်။]

တတ္ထ၊ ထို ကမ္မဒွါရ-စသည်တို့တွင်။ ကာမာဝစရံ၊ ကာမာဝစရဖြစ်သော။
 ကုသလံ စိတ္တံ၊ သည်။ တိဝိဓကမ္မဒွါရဝသေန၊ ၃-ပါးအပြားရှိသော ကမ္မဒွါရ
 ၏ အစွမ်းဖြင့်။ ဥပ္ပဇ္ဇတိ၊ ၏။ ပဉ္စ ဝိညာဏဒွါရဝသေန၊ ၄-ပါးသော ဝိညာဏ
 ဒွါရတို့၏ အစွမ်းဖြင့်။ နုပ္ပဇ္ဇတိ၊ ပန၊ ကား။ ယမိဒံ။ ပ။ အဒုက္ခမသုခံ ဝါတိ၊
 ဟူသော။ ဣမိနာ နယေန၊ ဖြင့်။ ဆ ဖဿဒွါရဝသေန ဥပ္ပဇ္ဇတိ။ အဋ္ဌ အသံ-
 ဝရဒွါရဝသေန၊ ၈-ပါးသော အသံဝရဒွါရတို့၏ အစွမ်းဖြင့်။ နုပ္ပဇ္ဇတိ၊ အဋ္ဌ
 သံဝရဒွါရဝသေန ဥပ္ပဇ္ဇတိ။ ဒသ အကုသလကမ္မပထဝသေန၊ ၁၀-ပါးသော
 အကုသလ ကမ္မပထတို့၏ အစွမ်းဖြင့်။ နုပ္ပဇ္ဇတိ၊ ဒသ ကုသလကမ္မပထဝသေန
 ဥပ္ပဇ္ဇတိ။ တဿ၊ ထို့ကြောင့်။ ဣဒမ္ပိစိတ္တံ၊ ဤ ပထမ မဟာကုသိုလ်စိတ်
 သည်လည်း။ တိဝိဓကမ္မဒွါရဝသေန ဝါ၊ ဖြင့်မူလည်း။ ဥပ္ပန္နံ၊ ဖြစ်သည်။ ဝါ၊
 အတိတ်စိတ်၏ အထက်ဖြစ်သော နောက်ကာလ၌ ခဏတ္တယသို့ ရောက်သည်။
 ဟောတု၊ ဖြစ်စေ။ ဆ ဖဿဒွါရဝသေန ဝါ၊ ဖြင့်မူလည်း။ (ဥပ္ပန္နံ။ ဟောတု၊

၁။ တိဝိဓကမ္မဒွါရဝသေန။ ။ “စိတ္တံ တိဝိဓကမ္မဒွါရဝသေန ဥပ္ပဇ္ဇတိ” ဟူသော
 စကားရပ်၌ ကာမာဝစရကုသိုလ်စိတ်၏ ကာယကမ္မဒွါရ (ကာယဝိညာတ်) ၏ အစွမ်းဖြင့်
 ဖြစ်ပုံ၊ ဝစီကမ္မဒွါရ (ဝစီဝိညာတ်) ၏ အစွမ်းဖြင့် ဖြစ်ပုံမှာ ထင်ရှားပါ၏။ စိတ်ကိုယ်တိုင်က
 “အယံနာမ မနော မနောဒွါရံ န ဟောတီတိ န ဝတ္တဗ္ဗံ” နှင့်အညီ မနောဒွါရဖြစ်နေ
 သောကြောင့် “ထိုဒွါရဖြစ်သောစိတ်က အဘယ်နည်းဖြင့် ထိုဒွါရ၏အစွမ်းဖြင့် ဖြစ်သော
 စိတ် ဖြစ်နိုင်ပါမည်နည်း” ဟု မေးဖွယ်ရှိ၏။

ဖြစ်စေ။) အဋ္ဌ သံဝရဒွါရဝသေန ဝါ၊ ဖြင့်မူလည်း။ (ဥပ္ပန္နံ ဟောတု။) ဒသ ကုသလ ကမ္မပထဝသေန ဝါ၊ ဖြင့်မူလည်း။ (ဥပ္ပန္နံ၊ သည်။ ဟောတု၊ ဖြစ်စေ။) ကာမာဝစရံ ကုသလံ။ ပ။ ဓမ္မာရမ္မဏံ ဝါ၊ ဟူ၍။ ဝုတ္တေ၊ ဟောတော်မူ အပ်သော်။ သဗ္ဗံ၊ အလုံးစုံသော စိတ်သည်။ (“တိဝိဓကမ္မဒွါရ၏ အစွမ်းဖြင့် ဖြစ်သောစိတ်” အစရှိသော အလုံးစုံသော စိတ်သည်။) ဝုတ္တမေဝ၊ ဟောတော် မူအပ်ပြီးသည်သာ။ ဟောတိ၊ ဖြစ်တော့၏။ [မည်သည့်နည်းဖြင့် ဖြစ်စေကာမူ “ကာမာဝစရံ။ ပ။ ဓမ္မာရမ္မဏံ ဝါ” ဟု ဟောတော်မူလိုက်လျှင် အားလုံး ပါဝင် တော့သည်-ဟူလို။] ဣတိ၊ အပြီးတည်း။

ဒွါရကထာ၊ သည်။ နိဋ္ဌိတာ၊ ပြီးပြီ။

အဖြေကား- မနောကမ္မဒွါရဖြစ်သော စိတ်၏ မနောကမ္မဒွါရ အဖြစ်ဖြင့် ဖြစ်ပုံကို မှတ်ယူ၍ “ကာမာဝစရ ကုသိုလ်စိတ်သည် မနောကမ္မဒွါရ အဖြစ်ဖြင့် ဖြစ်၏” ဟု ဆိုလို သည်။ [တိဝိဓကမ္မဒွါရဝသေန ဥပ္ပဇ္ဇတိတိ ဣဒံ မနောကမ္မဒွါရဘူတဿ တေန သဘာဝေန ဥပ္ပတ္တိံ ဂဟေတွာ ဝုတ္တိ။-ဋီကာ။...တေန သဘာဝေနာတိ မနောကမ္မဿ (မနောကံ၏) ဒွါရဘာဝေန၊ န အတ္တနောတိ အဓိပ္ပာယော။ -အနု။ ဤအလို ကာယကမ္မဒွါရ ဝစီကမ္မဒွါရနှင့် တွဲခိုက် “ဝသေန၊ အစွမ်းဖြင့်” ဟု အနက်ပေး၍ မနော ကမ္မဒွါရဝသေနနှင့် တွဲခိုက် “ဝသေန၊ အဖြစ်ဖြင့်” ဟု အနက်ပေးပါ။ မနောကံဟူသည် အနာဘိဇ္ဈာ-စသည်တည်း။ ထိုကံ၏ ဖြစ်ကြောင်း ဒွါရအဖြစ်ဖြင့် ဤ မဟာကုသိုလ်စိတ် ဖြစ်သည်-ဟူလို။]

တနည်းအဖြေ။ ။ တောဘူမကကုသလအဆုံး၌ “စိတ္တံ ဥပ္ပန္နံ ဟောတိ။ ပ။ စိတ္တာဓိ- ပတေယျံ” ဟု ရှိ၏။ ထိုပါ၌ “စိတ္တာဓိပတေယျံ၊ စိတ္တာဓိပတိမှလာသော ဖဿ-စသော သမ္ပယုတ်တရားဟူသော” ဟု အနက်ပေး၍ “စိတ္တာဓိပတေယျံ” အရ သမ္ပယုတ်တရားကို ကောက်ရသကဲ့သို့၊ ဤ၌လည်း “တိဝိဓကမ္မဒွါရ၌ သမ္ပယုတ်တရားစုကို မနောကမ္မဒွါရ” ဟု ကောက်ပါ။ [ယထာ ဝါ စိတ္တံ စိတ္တာဓိပတေယျန္တိ သမ္ပယုတ္တဝသေန ဝုတ္တိ၊ ဧဝံ ဣဓာပီတိ ဝေဒိတဗ္ဗံ။-ဋီကာ။] ဤဋီကာ၌ အနုဋီကာ ယူပုံမှာ သမ္ပယုတ်တရားစု၏ မနောကမ္မဒွါရအမည်ကို စိတ်၌ပြန်၍ တင်စားပါ။ သို့မှ စိတ်ကို မနောကမ္မဒွါရဟု ယူနိုင်မည်-ဟူလို သတတ်။

တနည်း။ ။ ကာယဒွါရ ဝစီဒွါရမပါပဲ မနောအစဉ်ချည်း ဆက်၍ ဖြစ်နေရာ၌ ရှေးရှေးစိတ်ကို “မနောကမ္မဒွါရ=မနောကံ၏ဖြစ်ကြောင်း ဒွါရ” ဟု ယူနိုင်၏။ သို့ဖြစ် လျှင် တိဝိဓကမ္မဒွါရဝသေန-၌လည်း မနောကမ္မဒွါရအတွက် ရှေးရှေးစိတ်ကိုယူ၍ စိတ္တံ ဥပ္ပန္နံ စိတ္တံ အတွက် နောက်နောက်စိတ်ကို ယူနိုင်ပါသည်။ ဤသို့ယူလျှင် စောဒနာ ဖွယ်ပင် မရှိတော့။ [စောပနဒွယရဟိတဿ မနောပဗန္ဓဿ မနောကမ္မဘာဝေ ပန ဝတ္တဗ္ဗမေဝ နတ္ထိ။ -ဋီကာ။...ဝတ္တဗ္ဗမေဝ နတ္ထိ အနန္တရပစ္စယဘူတမနောရဟိတဿ စိတ္တဿ အဘာဝတော့။-အနုဋီကာ။]

ဒွါရကထာ အဖွင့် ပြီး၏။

ယံယံဝါပနအဖွင့်

အမှာ။ ။ပါဠိတော်၌ “ရူပါရမ္မဏံ ဝါ ။ပ။ ဓမ္မာရမ္မဏံ ဝါ” နှင့်စပ်၍ “စိတ်ဖြစ်ဖို့ရာ အာရုံသည် အမြဲပါရ၏၊ ဒွါရကား မမြဲ” ဟု ဆိုပြီးလျှင် “ဒွါရ မမြဲ” ဟူသော ထိုစကားနှင့်စပ်၍ ဒွါရကထာကိုအကျယ်ဆိုခဲ့ရာ ယခုအခါ ပြီးပြီဖြစ်၍ ဓမ္မာရမ္မဏံ ဝါ တိုင်အောင် ဖွင့်ပြပြီးဖြစ်ရကား “ယံယံ ဝါပနာရဗ္ဘ” စသော ပါဠိတော်ကို ဖွင့်ပြပါတော့မည်။

ယံယံ ဝါ ပနာရဗ္ဘာတိ ဧတ္ထိ၊ ယံယံ ဝါ ပနာရဗ္ဘ-ဟူသော ဤပါဠိ၌ ။အယံ၊ ဤ ဆိုအပ်လတ္တံ့ ကား။ ယောဇနာ၊ ယံယံ ဝါ ပန-ဟူသောပုဒ်ကို ဆိုခြင်း၌ အကျိုးကို ယှဉ်စေခြင်းတည်း။ (ယှဉ်စပ်၍ ပြခြင်းတည်း။) ဟေဋ္ဌာ၊ အောက်၌။ ဝုတ္တေသု၊ ဟောတော်မူအပ်ပြီးကုန်သော။ ရူပါရမ္မဏာဒီသု၊ ရူပါရုံ အစရှိသော အာရုံတို့တွင်။ ရူပါရမ္မဏံ ဝါ၊ ရူပါရုံကိုသော်လည်း။ အာရဗ္ဘ၊ အာရုံပြု၍။ အာရမ္မဏံ ကတွာ၊ အာရုံပြု၍။ (ဥပ္ပန္နံ ဟောတိ-၌ စပ်။) ဣတိ အတ္ထော၊ နက်။ [အာရဗ္ဘ ကို “အာရမ္မဏံ ကတွာ” ဟု ဖွင့်သည်။] သဒ္ဓါရမ္မဏံ ဝါ၊ ကိုသော်လည်း ။ပ။ ဓမ္မာရမ္မဏံ ဝါ၊ ကိုသော်လည်း။ အာရဗ္ဘ။ ဥပ္ပန္နံ၊ သည်။ ဟောတိ။ [အချို့ စာအုပ်၌ “ဟောတိတိ” ဟု ရှိ၏။ ဣတိ(အယံ)၊ ဤဆိုအပ်ပြီးကား။ ယောဇနာ ၊ တည်း” ဟု ပြန်အပ်ပါ။]

၁။ ယံယံ ဝါ ပနာရဗ္ဘာတိ ဧတ္ထိ။ ။ “ရူပါရမ္မဏံ ဝါ ။ပ။ ဓမ္မာရမ္မဏံ ဝါ” ဟု ဟောတော်မူပြီးလျှင် “အာရဗ္ဘ” ဟု ဆက်၍ ပါဠိတော်၌ ဟောထိုက်သည် မဟုတ်ပါလော။ အဘယ်အကျိုးငှာ “ယံယံ ဝါ ပန-ဟူသော ပုဒ်အပေါင်းကို ဟောတော်မူပါသနည်း” ဟု မေးဖွယ်ရှိသောကြောင့် “ယံယံ ဝါ ပနာရဗ္ဘာတိ ဧတ္ထိ” ဟူသော ပါဠိကို မိန့်သည်။ ရှေးနိဿယ၌ကား “ပဒယောဇနာ၊ ဖလယောဇနာ ၂-ပါး တို့တွင် ဖလယောဇနာအားဖြင့် ယောဇနာလိုသော ဆရာသည် ယံယံ ဝါ ပနာရဗ္ဘာတိ ဧတ္ထိ အယံ ယောဇနာ-မိန့်သော်” ဟု ကျမ်းတက်လေသည်။

၂။ အယံ ယောဇနာ။ ။ [ယုဇဓာတ်၊ ကာရိတ်ကျေ၊ ယုပစ္စည်း။] ယောဇီယဓတ၊ ယှဉ်စေခြင်း။ ယောဇနာ၊ ခြင်း။ ထို ယောဇနာသည် တပုဒ်နှင့်တပုဒ်ကို ယှဉ်စေခြင်း (စပ်၍ ဆက်သွယ်၍ပြခြင်း) ဟူသော ပဒယောဇနာ၊ ထိုထိုပုဒ်၌ ရထိုက်သော အနက်ကို ယှဉ်စေခြင်း (ပါဠိကို မြန်မာလို နိဿယပြန်ခြင်း) ဟူသော အတ္ထယောဇနာ၊ ထိုထိုပုဒ်ကို ဆိုရခြင်း၏ အကျိုးကို ယှဉ်စေခြင်း (ယှဉ်စပ်၍ ပြခြင်း) ဟူသော ဖလယောဇနာ ဟု ၃-မျိုး ရှိ၏။ ထိုတွင် ဤနေရာ၌ ရူပါရမ္မဏံ ဝါ ။ပ။ ဓမ္မာရမ္မဏံ ဝါ-၏ နောက်၌ ပါဠိတော်ဝယ် ဟောတော်မူအပ်သော “ယံယံ ဝါ ပန” စသော ပုဒ်အပေါင်းကို ဟောတော်မူရခြင်း၏အကျိုးကို ရူပါရမ္မဏံ ဝါ ။ပ။ ဓမ္မာရမ္မဏံ ဝါ တို့နှင့်တကွ ယှဉ်တွဲ၍ပြသောကြောင့် “ဖလယောဇနာ ဖြစ်သည်” ဟု မှတ်ပါ။ [အယံ ယောဇနာတိ-ရူပါရမ္မဏံ ဝါ ။ပ။ ပယောဇနံ သမ္ပန္နော။-ဋီကာ။]

၁ တွောဝတာ၊ ဤမျှ အတိုင်းအရှည်ရှိသော စကားအစဉ်ဖြင့်။ (ယံယံ ဝါ ပန-မပါသော ရူပါရမ္မဏံ ဝါ ။ပ။ ဓမ္မာရမ္မဏံ ဝါ အာရဗ္ဘ ဥပ္ပန္နံ ဟောတိ-ဟူသော စကားအစဉ်ဖြင့်။) တေဿ စိတ္တဿ၊ ဤ ပထမ မဟာကုသိုလ်စိတ်၏။ ဧတေသု အာရမ္မဏေသု၊ ဤ အာရုံ ၆-ပါးတို့တွင်။ ယံကိဉ္စ၊ အမှတ်မထား တပါးပါးသော။ ဧကမေဝ၊ တပါးသာလျှင်ဖြစ်သော။ အာရမ္မဏံ၊ သည်။ ဝါ၊ ကို။ အနုညာတသဒိသံ၊ ခွင့်ပြုအပ်သည်နှင့် တူသည်။ ဟောတိ၊ ၏။

၂ စ၊ စင်စစ်ကား။ ဣဒံ၊ ဤ ပထမ မဟာကုသိုလ်စိတ်သည်။ ဧကသ္မိံ သမယေ၊ တခုသောအခါ၌။ ဝါ၊ တနည်း။ ဧကဿ ပုဂ္ဂလဿ၊ တယောက်သော ပုဂ္ဂိုလ် ၏ (သန္တာန်၌)။ ရူပါရမ္မဏံ၊ ကို။ အာရဗ္ဘ၊ ရှိ။ ဥပ္ပန္နံ၊ သည်။ ဟောတိ။ ပုန၊ တဖန်။ အညသ္မိံ သမယေ၊ အခြားသောအခါ၌။ ဝါ၊ တနည်း။ အညဿ ပုဂ္ဂလဿ၊ အခြားသော ပုဂ္ဂိုလ်၏ (သန္တာန်၌)။ သဒ္ဒါဒိသုပိ၊ သဒ္ဒါရုံ အစရှိ သည်တို့တွင်လည်း။ အညတရံ၊ အမှတ်မထား တပါးပါးသော။ အာရမ္မဏံ အာရဗ္ဘ။ ဥပ္ပဇ္ဇတိ ဧဝ၊ ဖြစ်နိုင်သည်သာ။

ပယောဇန သမ္ပန်။ ။ယောဇနာကို “သမ္ပန္နော” ဟု ဋီကာ ဖွင့်သောကြောင့် ဤနေရာဝယ် ယောဇနာနှင့် သမ္ပန္နောကို သဘောတူ ဟု သိရ၏။ ထိုသမ္ပန္နသည်လည်း ဆဋ္ဌိဝိဘတ်၏ အနက်ဖြစ်သော သာမိသမ္ပန်၊ အနုသန္ဓေ ကျမ်းတက်မျိုး ဖြစ်သော အနုသန္ဓေသမ္ပန်၊ အကျိုးဖလကို ဆက်စပ်၍ ပြခြင်း ဟူသော ပယောဇနသမ္ပန်၊ ပါဌသေသစသည်ကြောင့် ပုဒ်ချင်းဆက်စပ်၍ ပြရသော ပဒသမ္ပန် ဟု ၄-မျိုးရှိ၏။ ထိုတွင်-ဤနေရာ၌ ပယောဇနသမ္ပန်တည်း။ [ကော ပနာယံ သမ္ပန္နောတိ ။၆။ တံ ပုဗ္ဗာပရဝစနေ ပယောဇနံ သမ္ပန္နော။-ဋီကာ။] ထိုအကျိုးကား တွောဝတာ-စသော နောက်စကားဖြင့် ထင်ရှားလတ္တံ့။

၁။ တွော ဝတာ ။ပ။ သဒိသံ ဟောတိ။ ။ယံယံ ဝါပန မပါလျှင် “ရူပါရမ္မဏံ ဝါ ။ပ။ ဓမ္မာရမ္မဏံ ဝါ” ဟု ဝိကပ္ပနတ္ထ ဝါသဒ္ဓါဖြင့် ဟောတော်မူသောကြောင့် ထို အာရုံ ၆-ပါးတို့တွင် တပါးပါးကိုသာ ဤ ပထမ မဟာကုသိုလ်စိတ်က အာရုံပြုရာရောက် သည်။ ဤသို့ ရောက်သောအပြစ်ကို ပြသောကြောင့် “ရူပါရမ္မဏံ ဝါ ။ပ။ တွောကေန အာပန္နံ ဒေါသံ ဒဿေတွာ” ဟု ဋီကာမိန့်သည်။

၂။ ဒဇ္ဈဉ္စ။ပ။အာဟ။ ။ဤဒဉ္စ-မှစ၍ ဒဿေတုံ ယံယံ ဝါ ပနာရဗ္ဘာတိ အာဟ” တိုင်အောင်သော စကားဖြင့် ထိုအပြစ်ကို နစ်စေ၍ “ယံယံ ဝါပန” ဟု ဟောတော်မူရ ခြင်း၏ အကျိုးကိုပြသည်။ ထိုတွင်-ဇုဒဉ္စ ။ပ။ ဥပ္ပဇ္ဇတိ ဧဝဖြင့် ဤစိတ်၏ သမ္မာရမ္မဏ (အာရုံ ၆-ပါးလုံးကို) အာရုံပြုနိုင်ကြောင်း ပြ၏။ ယံယံ ဝါ ပန- (အမှတ်မထားတပါး ပါးသော အာရုံ) ဟုဆိုသဖြင့် မည်သည့်အာရုံ မဆို အာရုံပြုနိုင်ကြောင်း ပြသည်-ဟူလို။

၁ စ၊ ဆက်။ ဧဝံ သို့။ ဥပ္ပဇ္ဇမာနဿ၊ ဖြစ်သော။ အဿ၊ ထိုပထမ မဟာကုသိုလ်စိတ်၏။ ကေသို့ ဘဝေ၊ တခုသော ဘဝ၌။ ပဌမံ၊ ရှေးဦးစွာ။ ရူပါရမ္မဏံ၊ ကို။ အာရဗ္ဘံ ပဝတ္တိံ၊ ဖြစ်ခြင်းသည်။ ဟောတိ။ ပစ္စွာ၊ နောက်မှ။ သဒ္ဓါရမ္မဏံ (အာရဗ္ဘံ ပဝတ္တိံ ဟောတိ။) ဣတိ၊ ဤသို့ အစရှိသော။ အယမ္ပိကမော၊ ဤ အစဉ်သည်လည်း။ နတ္ထိ။

၂ စ၊ သည်သာ မကသေး။ ရူပါဒီသုပိ၊ ရူပါရုံ အစရှိသော အာရုံတို့တွင်လည်း။ ပဌမံ၊ စွာ။ နီလာရမ္မဏံ၊ ညိုသောအဆင်း အာရုံကို။ (အာရဗ္ဘံ ပဝတ္တိံ ဟောတိ။) ပစ္စွာ၊ နောက်မှ။ ပီတာရမ္မဏံ၊ ရွှေသောအဆင်း အာရုံကို။ (အာရဗ္ဘံ ပဝတ္တိံ ဟောတိ။) ဣတိ၊ ဤသို့ အစရှိသော။ အယမ္ပိ နိယမော၊ ဤအမြဲသတ်မှတ် ဆုံးဖြတ်ခြင်းသည်လည်း။ နတ္ထိ။ ဣတိ၊ သို့။ ဣမံ သဗ္ဗာရမ္မဏတဉ္စေ၊ ဤ အလုံးစုံသော အာရုံရှိသည်၏ အဖြစ်ကိုလည်းကောင်း။ (ဣမံ) ကမာဘာဝဉ္စ၊ ဤ အစဉ်၏ မရှိခြင်းကိုလည်းကောင်း။ ကမာဘာဝေပိ၊ အစဉ် မရှိပြန်သော်လည်း။ ဝါ၊ အစဉ် မရှိရာတွင်လည်း။ နီလပီတာဒီသု၊ နီလ ပီတာအစရှိသော အာရုံတို့တွင်။ နိယမာဘာဝံ စ၊ အမြဲသတ်မှတ် ဆုံးဖြတ်အပ်သော အာရုံ၏ မရှိခြင်းကိုလည်းကောင်း။ ဒဿေတုံ၊ ပြတော်မူခြင်းငှာ။ “ယံယံ ဝါ ပနာရဗ္ဘာ” တိ၊ ဟူ၍။ (ဘဂဝါ။) အာဟ၊ ပြီ။

ဣဒံ၊ ဤအနက်သည်။ ဝါ၊ ကို။ ဝုတ္တံ၊ ဆိုအပ်သည်။ ဝါ၊ ဆိုလိုသည်။ ဟောတိ၊ (ကိံ ဝုတ္တံ ဟောတိ။) ဣမေသု ရူပါဒီသု၊ ဤ ရူပါရုံ အစရှိသော အာရုံတို့တွင်။ ယံကိုဉ္စ၊ အမှတ်မထား တပါးပါးသော။ ကေမေဝ၊ တပါးသော အာရုံကိုသာ။ (အာရဗ္ဘံ။ ဥပ္ပန္နံ၊ သည်ကား။) န၊ မဟုတ်။ အထ ခေါ၊ အဟုတ်ကား။ ယံယံ ဝါ ပန၊ အမှတ်မထား တပါးပါးသော

၁။ ဧဝံ။ ပ။ ကမော နတ္ထိ။ ။ ဤပါဠိဖြင့် တဘဝတွင် ရူပါရုံကို ရှေးဦးစွာ အာရုံပြုပြီးမှ သဒ္ဓါရုံကို ဒုတိယ၊ ဂန္ဓာရုံကို တတိယ၊ ဤသို့စသည်ဖြင့် အစဉ်အတိုင်း အာရုံပြုရခြင်း မရှိကြောင်းကို ပြ၏။ “ယံယံ ဝါ ပန၊ အမှတ်မထား တပါးပါးသော အာရုံ” ဟု ဆိုသဖြင့် အစဉ်အတိုင်းမဟုတ်၊ သင့်သလို အာရုံပြုနိုင်သည်—ဟူလို။

၂။ ရူပါဒီသု။ ပ။ နိယမော နတ္ထိ။ ။ ရူပါဒီသုစာပိ။ ပ။ နိယမော နတ္ထိ ဖြင့် ရူပါရုံတို့တွင်လည်း ရှေးဦးစွာ နီလ-အာရုံကို အာရုံပြု၍ နောက်မှ ပီတာ-အာရုံကို အာရုံပြုရမည်။ ဤသို့စသည်ဖြင့်လည်းကောင်း၊ သဒ္ဓါရုံတို့တွင်လည်း ရှေးဦးစွာ လူ၏အသံကို အာရုံပြုရမည်။ နောက်မှ မိုးသံစသည်ကို အာရုံပြုရမည်။ ဤသို့စသည်ဖြင့် လည်းကောင်း အမြဲသတ်မှတ်ခြင်းမရှိကြောင်းကို ပြ၏။ “ယံယံ ဝါ ပန၊ အမှတ်မထား တပါးပါးသော အာရုံ” ဟု ဆိုသဖြင့် မည်သည့် အာရုံကို စ၍ အာရုံပြုရမည်၊ ဒုတိယ အာရုံ မည်သည့် အာရုံကို အာရုံပြုရမည် ဤသို့စသည်ဖြင့် သတ်မှတ်ချက် မရှိကြောင်းကို ပြသည်—ဟူလို။

အာရုံကို။ အာရဗ္ဗ။ ဥပ္ပန္နံ၊ သည်။ ဟောတိ။ [ဤစကားဖြင့် သဗ္ဗာရမ္မဏတာ၏ ဆိုလိုရင်းကို ပြသည်။] စ၊ ဆက်။ ဝေ၊ သို့။ ဥပ္ပဇ္ဇမာနမ္ပိ၊ ဖြစ်ပြန်သော်လည်း။ ပဌမံ၊ စွာ။ ရူပါရမ္မဏံ၊ ကို။ (အာရဗ္ဗ ဥပ္ပန္နံ ဟောတိ။) ပစ္စာသဒ္ဓါရမ္မဏံ အာရဗ္ဗ(ဥပ္ပန္နံ ဟောတိ။) ဣတိ။ ဝေမ္ပိ၊ ဤသို့လည်း။ အနုပ္ပဇ္ဇိတော၊ မဖြစ်မှ၍။ ယံယံ ဝါ ပန အာရဗ္ဗ ဥပ္ပန္နံ ဟောတိ။ ပဋိလောမတော ဝါ၊ ပဋိလုံအားဖြင့် သော်လည်းကောင်း။ (ဓမ္မာရုံမှစ၍ နောက်ပြန်သော်လည်းကောင်း။) အနုလောမတော ဝါ၊ အနုလုံအားဖြင့် သော်လည်းကောင်း။ (ရူပါရုံမှစ၍ အစဉ်အတိုင်းသော်လည်းကောင်း။) ကေန္တရိကဒန္တရိကာဒိ-နယေန ဝါ၊ တစ်အာရုံခြား၊ နှစ်အာရုံခြား အစရှိသော နည်းအားဖြင့် သော်လည်းကောင်း။ ရူပါရမ္မဏာဒိသု၊ ရူပါရုံအစရှိသော အာရုံတို့တွင်။ ယံဝါ တံဝါ၊ အမှတ်မထား တပါးပါးသော အာရုံကို။ အာရမ္မဏံ ကတော၊ ၍။ ဥပ္ပန္နံ ဟောတိ၊ ဣတိ အတ္ထော။ [ပဋိလောမတော ဝါ-မှစ၍ အတ္ထောတိုင်အောင် ယံယံ ဝါ ပန အာရဗ္ဗ ဥပ္ပန္နံ ဟောတိကို ထပ်ဖွင့်သည်။ ဤစကားဖြင့် ကမာဘာဝ၏ ဆိုလိုရင်းကို ပြသည်။]

စ၊ ဆက်။ ရူပါရမ္မဏေသုပိ၊ တို့တွင်လည်း။ ပဌမံ၊ စွာ။ နီလာရမ္မဏံ၊ ကို။ (အာရဗ္ဗ ဥပ္ပန္နံ ဟောတိ။) ပစ္စာ၊ မှ။ ပီတာရမ္မဏံ၊ ကို။ (အာရဗ္ဗ ဥပ္ပန္နံ ဟောတိ။) ဣတိ ဣမိနာပိ နိယမေန၊ ဤ အမှတ်အသား အားဖြင့်လည်း။ အနုပ္ပဇ္ဇိတော။ ယံယံ ဝါ ပန၊ ကို။ အာရဗ္ဗ၊ ၍။ နီလပီတကာဒိသု၊ နီလပီတက-အစရှိကုန်သော။ ရူပါရမ္မဏေသု၊ တို့တွင်။ ယံဝါ တံဝါ၊ အမှတ်မထား တပါးပါးသော။ ရူပါရမ္မဏံ၊ ကို။ အာရဗ္ဗ ဥပ္ပန္နံ ဟောတိ၊ ဣတိ အတ္ထော။ [ယံယံ ဝါ ပနာရဗ္ဗကို “နီလ ။ပ။ ဣတိ အတ္ထော” ဟု ထပ်၍ ဖွင့်သည်။ ဤစကားဖြင့် နိယမာဘာဝ၏ ဆိုလိုရင်းကို ပြသည်။] သဒ္ဓါရမ္မဏာဒိသုပိ၊ သဒ္ဓါရုံ အစရှိသော အာရုံတို့၌လည်း။ ဒေဝေဝနယော၊ တည်း။ (ဣတိ-ဤ အနက်သည်။ ဝါ၊ ကို။ ဝုတ္တံ ဟောတိ။) [ဒေဝေဝနယောတိ-ဟု ဣတိ ရှိသင့်သည်။ မရှိလျှင် ထည့်၍ ပေးပါ။] အယံ၊ ဤ ဆိုအပ်ပြီးကား။ တာဝ၊ နောက်ယောဇနာနည်းမှ ရှေးဦးစွာ။ ကော၊ တမျိုးသော။ ယောဇနာ၊ ဖလ-ယောဇနာတည်း။ (ယံယံ ဝါ ပန-ကို ဟောတော်မူခြင်း၏ အကျိုးကို ယှဉ်စေခြင်းတည်း။)

ပန၊ ကား။ အယံ၊ ဤ ဆိုအပ်လတ္တံ့ ကား။ အပရာ၊ ပထမနည်းမှ တမျိုး တခြားသော။ ယောဇနာ၊ ယောဇနာတည်း။ တေဿ၊ ဤစိတ်၏။

၁။ အပရာ ပန ယောဇနာ။ ။ရှေ့နည်း၌ ရူပါရမ္မဏံ စသောပုဒ်ကို “ရူပမေဝ + အာ-ရမ္မဏံ ရူပါရမ္မဏံ” စသည်ဖြင့် ကမ္မဓာရာယ်တွဲ၍ အာရဗ္ဗ၏ ကံအဖြစ်ဖြစ် စပ်ရ၏။ ဤ

ရူပံ၊ အဆင်း ဟူသော။ အာရမ္မဏံ၊ သည်။ (အတ္တိ။) ဣတိ၊ ကြောင့်။
 (ရူပါရုံဟူသော အာရုံရှိသည်၏အဖြစ်ကြောင့်။ တံ၊ ထို စိတ်သည်။) ရူပါ
 ရမ္မဏံ၊ ရူပါရမ္မဏ မည်၏ ။ပ။ တေဿ၊ ဤစိတ်၏။ ဓမ္မော၊ ဓမ္မဟူသော။
 အာရမ္မဏံ (အတ္တိ)။ ဣတိ၊ ကြောင့်။ (ဓမ္မဟူသော အာရုံရှိသည်၏ အဖြစ်
 ကြောင့်။ တံ၊ ထို စိတ်သည်။) ဓမ္မာရမ္မဏံ၊ မည်၏။ ဣတိ၊ သို့။ ရူပါရမ္မဏံ
 ဝါ၊ အဆင်းဟူသော အာရုံရှိသည်မူလည်း ဖြစ်သော ။ပ။ ဓမ္မာရမ္မဏံ ဝါ၊
 ဓမ္မ-ဟူသော အာရုံရှိသည်မူလည်း ဖြစ်သော။ စိတ္တံ၊ သည်။ ဥပ္ပန္နံ၊ သည်။
 ဟောတိ၊ ။၏။ ဣတိ၊ သို့။ ဝတံ၊ ဟောတော်မူပြီး၍။ ပုန၊ တဖန်။ ယံယံ
 ဝါ ပနာရဗ္ဘာတိ၊ ဟူ၍။ (ဘဂဝါ) အာဟ။ တဿ၊ ထိုယံယံ ဝါ
 ပနာရဗ္ဘ-ဟူသော ပါဠိ၏။ အတ္ထော၊ အနက်ကား။ တေသု ရူပါဒီသု၊
 ဤရူပါရုံ အစရှိသော အာရုံတို့တွင်။ ဟေဋ္ဌာ၊ အောက်ပထမ ယောဇနာ
 နည်း၌။ ဝုတ္တနယေနော၊ ဆိုအပ်ပြီးသော နည်းဖြင့်ပင်။ (သဗ္ဗာရမ္မဏတာ၊
 ကမာဘာဝ နိယမာဘာဝ နည်းဖြင့်ပင်။) ယံဝါ တံဝါ၊ အမှတ်မထား တပါး
 ပါးသော အာရုံကို။ အာရဗ္ဘ ဥပ္ပန္နံ။ ဟောတိ၊ ။၏။ ဣတိ အယံ၊ ကား။
 အပရာ၊ သော။ ယောဇနာ၊ တည်း။

ပန၊ ဝါဒန္တရကား။ မဟာအဋ္ဌကထာယံ၊ ။၌။ ယေဝါပနကော၊ ယေဝါ-
 ပနက-တရား၌။ အဘိနဝံ၊ အသစ်ဖြစ်သော တရားသည်။ နုတ္တိ။ ဟေဋ္ဌာ၊
 အောက်၌။ (ရူပါရမ္မဏံ ဝါ-စသည်၌။) ဂဟိတမေဝ၊ ယူအပ်ပြီးသော တရား
 ကိုသာ။ ဂဟိတံ၊ ထပ်၍ ယူအပ်ပြီ။ ဣတိ၊ သို့။ ဝတံ၊ ဆိုပြီး၍။ ရူပံ၊
 ကံ။ အာရဗ္ဘ ဝါ၊ အာရုံပြု၍ သော်လည်းကောင်း။ပ။ဓမ္မံ၊ ကံ။ အာရဗ္ဘ ဝါ၊

နည်း၌ကား ဗဟုဗ္ဗိဟိသမာသံတွ၌ စိတ္တံ၏ ဝိသေသနအဖြစ်ဖြင့် စပ်ရသည်။ ယံယံ ဝါ
 ပန-ကို ဟောတော်မူခြင်း၌ သဗ္ဗာရမ္မဏတာ စသော အကျိုးရပုံမှာ ပထမနည်းအတိုင်း
 ပင်တည်း။ [ဟေဋ္ဌာ ဝုတ္တနယေနာတိ သဗ္ဗာရမ္မဏတာဒိ နယေန။-ဒီကာ။] ဤသို့
 အကျိုးပြပုံမှာ ရှေ့နည်းနှင့် မထူးပဲ ရူပါရမ္မဏံ ဝါ-စသည်၌ အနက်အရသာ ထူးသော
 ကြောင့် ဤ ယောဇနာအရ အတ္ထယောဇနာကို ယူသင့်သည်။

၁။ ယေ ဝါ ပနကေ။ ။ပါဒ္ဓိတော်၌ ဤနေရာဝယ် “ယေဝါပန” ဟု မဟော၊
 “ယံယံဝါ ပန” ဟု ဟောတော်မူသောကြောင့် “ယံ ဝါပနက” ဟု ဆိုသင့်၏။ သို့
 သော် “ယေဝါ ပနက” ဟု အသုံးများသောကြောင့် အတွင်ရူဇိအားဖြင့် “ယေဝါ
 ပနက” ဟု သုံးစွဲထားဟန်တူ၏။ ယောဇနာ၌ကား ယံဝါပနကေတိ ယံဝါပနာတိ
 ဧတ္ထ ဝုတ္တယံ ယံဝါပနကေ” ဟု တွေ့ရ၏။ကဉ္စ “ကာ-သဒ္ဓေ” ဟူသောဓာတ်၊ အ-ပစ္စည်း။
 “ယေဝါပနေန၊ ယေဝါပန-သဒ္ဓါဖြင့်။ ကိယတိ-ကထိယတိ၊ ဟောအပ်၏။ ဣတိ ယေဝါ-
 ပနကော” ဟု ပြပါ။

လည်းကောင်း။ ဣဒံ ဝါ ဣဒံ ဝါ၊ ဤမည်သော အာရုံ ဤမည်သောအာရုံကို
 မူလည်း။ အာရဗ္ဘ ဝါ၊ လည်းကောင်း။ (စိတ္တံ ဥပ္ပန္နံ ဟောတိ။) ဣတိ၊ ဤသို့။
 ကထေတုံ၊ မိန့်တော်မူခြင်းငှာ။ ဣဒံ၊ ဤ ယံယံ ဝါ ပန-ဟူသော စကားကို။
 (ဘဂဝတာ။) ဝုတ္တံ၊ ပြီ။ ဣတိ၊ သို့။ ဧတ္ထကမေဝ၊ ဤမျှလောက်သည်သာ။
 အာဂတံ၊ လာ၏။

၁။ ဧတ္ထကမေဝ အာဂတံ။ ။ဤအဋ္ဌကထာ ယောဇနာပုံကဲ့သို့ အကျယ်မပြပဲ
 မဟာ အဋ္ဌကထာ၌ အကျဉ်းမျှ ပြသောကြောင့် “ ဧတ္ထကမေဝ အာဂတံ” ဟု ဆိုသည်။
 ထိုသို့ အကျဉ်းမျှ ဆိုသော်လည်း ယံယံ ဝါ ပနာရဗ္ဘံ-ကို “ ဣဒံ ဝါ ဣဒံ ဝါ အာရဗ္ဘံ”
 ဟု ဖွင့်သောကြောင့် ဤ အဋ္ဌကထာကဲ့သို့ သဗ္ဗာရမ္မဏတာ၊ ကမာဘာဝ၊ နိယမာ-
 ဘာဝ ကိုပင် ရည်ရွယ်၍ “ဣဒံ ဝါ ဣဒံ ဝါ အာရဗ္ဘံ” ဟု ဖွင့်ပြခြင်း ဖြစ်သည်။ ထို့
 ကြောင့် ဤ အဋ္ဌကထာနှင့် မဟာအဋ္ဌကထာသည် အကျဉ်းအကျယ်သာ ကွဲပြား၏။
 အဓိပ္ပာယ်မှာ သဘောတူ ဟု မှတ်ပါ။.... [တတ္ထ ဣဒံ ဝါ ဣဒံ ဝါတိ ဧတံ သဗ္ဗာရမ္မဏ-
 တာဒိံ သန္ဓာယ ကထိတန္တိ ဝေဒိတမ္ပံ။-ဋီကာ။]



ဓမ္မုဒ္ဓေသကထာ အဖွင့်

[“ဖဿော ဟောတိ၊ ဝေဒနာ ဟောတိ” စသည်ဖြင့် ဖဿ၊ ဝေဒနာ-စသော သရုပ်ကို ထုတ်ပြခြင်းကို “ဓမ္မုဒ္ဓေသ” ဟု ခေါ်သည်။]

ဖဿပဉ္စမကရာသိအဖွင့်

တသ္မိံ သမယေတိ ဣဒံ၊ တသ္မိံ သမယေ-ဟူသော ဤစကားသည်။ အနိယမနိဒ္ဓိဋ္ဌဿ၊ ယသ္မိံ သမယေ-ဟူသော အနိယမဖြင့် ညွှန်ပြအပ်ပြီးသော။ (မည်သည့် သမယဟု သတ်မှတ်ခြင်းမရှိပဲ ညွှန်ပြအပ်ပြီးသော။) သမယဿ၊ သမယကို။ နိယမတော၊ မှတ်သားသောအားဖြင့်။ (“သောမနဿသဟဂုတ်၊ ဉာဏသမ္ပယုတ်၊ ရူပါရုံ-စသည်ကို အာရုံပြု၍ဖြစ်သော ကာမာဝစရကုသိုလ်စိတ် ၏ ဖြစ်ရာအခါ” ဟု သတ်မှတ်သောအားဖြင့်။) ပဋိနိဒ္ဓေသဝစနံ၊ တဖန် ညွှန်ပြကြောင်း စကားတည်း။ တသ္မာ၊ ကြောင့်။ (ထိုသို့ တသ္မိံ သမယေ-ဟူသော ဤသဒ္ဒါ၏ အနိယမနိဒ္ဓိဋ္ဌ သမယကို နိယမအားဖြင့် တဖန် ညွှန်ပြကြောင်း သဒ္ဒါ၏ အဖြစ်ကြောင့်။) ယသ္မိံ သမယေ၊ အကြင် အခါ၌။ ကာမာဝစရံ၊ ကာမာဝစရဖြစ်သော။ ကုသလံ၊ ကုသိုလ်ဖြစ်သော။ စိတ္တံ၊ သည်။ ဥပ္ပန္နံ၊ သည်။ ဟောတိ၊ ၏။ တသ္မိံ ယေဝ သမယေ၊ ထို အခါ၌ပင်။ (ကာမာဝစရ ကုသိုလ်စိတ်၏ ခဏတ္တယသ္မိရောက်ရာ ထို အခါ၌ပင်။) ဖဿော၊ ဖဿသည်။ ဟောတိ၊ ၏။ ပ။ အဝိက္ခေပေါ၊ သည်။ ဟောတိ၊ ၏။ ဣတိ၊ သို့။ တေ။ ဤ တသ္မိံ သမယေ ဖဿော ဟောတိ။ ပ။ အဝိက္ခေပေါ ဟောတိ-ဟူသော ပါဠိရပ်၌။ အယံ အတ္ထော၊ ဤ အနက်ကို။ ဝေဒိတဗ္ဗော၊ သိထိုက်၏။

[“ဖဿော ဟောတိ၊ ဝေဒနာ ဟောတိ” စသော ပါဠိရပ်၌ အာစရိယဝါဒကို ပြလို၍ “တတ္ထ” စသည် မိန့်။]

တတ္ထ၊ ထို ဖဿော ဟောတိ၊ ဝေဒနာ ဟောတိ-အစရှိသော ပါဠိရပ်၌။ (ယောဇနာ ကာတဗ္ဗာ-၌ စပ်။ ယောဇနာ၌ “တတ္ထာတိ စိတ္တဖဿာဒိသု” ဟု စွဲလေသည်။) စိတ္တံ၊ သည်။ (ဟောတိ) ယထေဝ၊ ဖြစ်သကဲ့သို့ပင်။ (ကာမာဝစရ ကုသလ သောမနဿသဟဂက ဖြစ်သကဲ့သို့ပင်။) ဧဝံ၊ တူ။ ဖဿာဒိသုပိ၊ ဖဿ-အစရှိသော တရားတို့တင်လည်း။ ဖဿော၊ သည်။ ဟောတိ၊ ၏။ ကိံ၊ အဘယ်သို့။ ဟောတိ၊ ဖြစ်သနည်း။ ကာမာဝစရော၊ ကာမာဝစရဖြစ်သော။ (ဖဿော၊ သည်။) ဟောတိ။ ကုသလော၊ ကုသိုလ်ဖြစ်သော။ (ဖဿော) ဟောတိ။ [ဥပ္ပန္နော၊ သည်။ ဟောတိ၊ ၏။ ဤ ဝါကျသည် ရှေးစာအုပ်များ၌ မပါ။] သောမနဿသဟဂတော၊ သောမနဿသဟဂုတ် ဖြစ်

သော။ (ဖသော) ဟောတိ။ ဣတိ အာဒိနာ၊ ဤသို့အစရှိသော။ နယေန၊
 ဖြင့်။ (အာဒိဖြင့် ဉာဏသမ္ပယုတ္တော၊ ရူပါရမ္မဏံ ဝါ အာရဗ္ဘ။ တနည်း-
 ရူပါရမ္မဏော ဝါ-စသည်တို့ကို ညွှန်းသည်။) လဗ္ဘမာနပဒဝသေန၊ ရထိုက်
 သော ပုဒ်တို့နှင့် စပ်သဖြင့်။ ယောဇနာ၊ ပုဒ်တို့ကို ယှဉ်စေခြင်းကို။ ကာတဗ္ဗာ၊
 ပြုထိုက်၏။ ဟိ၊ မှန်။ (လဗ္ဘမာနပဒဝသေန ယောဇနာ ကာတဗ္ဗာ-ဟူသော
 စကားသည်မှန်၏။ (တနည်း)-ဟိ ယသ္မာ၊ ကြောင့်။ ဝေဒနာယံ၊ ဝေဒနာ
 ပုဒ်၌။ (ဝေဒနာဟောတိ-ဟူသော ပုဒ်၌။) သောမနဿသဟဂတန္တိ၊ သော
 မနဿသဟဂတံ-ဟူသော ပုဒ်ကို။ (န လဗ္ဘတိ၊ မရအပ် မရနိုင်။) ပညိန္ဒြိယေ စ-
 ပညိန္ဒြိယံ ခုလည်း။ (ပညိန္ဒြိယံ ဟောတိ-ဟူသော ပုဒ်၌လည်း။) ဉာဏသမ္ပယုတ္တန္တိ၊
 ဉာဏသမ္ပယုတ္တံ-ဟူသော ပုဒ်ကို။ န လဗ္ဘတိ။ တသ္မာ၊ ကြောင့်။ လဗ္ဘမာန ပဒ-
 ဝသေနာတိ၊ ဟူ၍။ ဝုတ္တံ၊ ဆိုအပ်ပြီ။ ဣဒံ၊ ဤစကားသည်။ အဋ္ဌကထာ-
 မုတ္တကံ၊ ရှေး အဋ္ဌကထာတို့မှ လွတ်သော။ အာစရိယာနံ၊ ရေဝတ-ဆရာတို့
 ၏။ မတံ၊ အလိုရှိအပ်သော အယူတည်း။ ပန၊ ဆက်။ ဝိတေ၊ ဤ ရေဝတ
 ဆရာ၏ စကားကို။ သာရတော၊ အနှစ်အသားအားဖြင့်။ ဝါ၊ အနှစ်အသား
 ဟူ၍။ န ဒဋ္ဌဗ္ဗံ၊ မမှတ်ထိုက်။

ပန၊ ပရိဟာရပက္ခမှ တပါး စောဒကပက္ခကို ဆိုဦးအံ့။ ကသ္မာ၊ ကြောင့်။
 တ္ထေ၊ ဤဖဿ ဝေဒနာ-အစရှိသည်တို့တွင်။ ဖသောဝ၊ ဖဿကိုသာ။ ပဌမံ၊
 စွာ။ ဝုတ္တော၊ ဟောတော်မူအပ်သနည်း။ ဣတိ၊ ဤကား စောဒနာတည်း။
 (ဖဿဿ၊ ဖဿ၏။ တ္ထ-၌ စပ်။) ဝါ၊ ဖဿက။ (အဘိနိပါတဝယ် ဣ-
 ပစ္စည်း၌ စပ်။) စိတ္တဿ၊ ၏။ (အဘိနိပါတ-၌ စပ်) ပဌာမာဘိနိပါတတ္ထာ၊

၁။ န ပနေတံ သာရတော ဒဋ္ဌဗ္ဗံ။ ။ အာစရိယာနံ အရ-ရေဝတ အမည်ရှိသော
 ဆရာကိုယူ၊ ဆရာတပါးတည်း ဖြစ်သော်လည်း လေးစားလောက်သောကြောင့် “အာ-
 စရိယာနံ” ဟု ဗဟုဝစ် ဆိုသည်။ ထိုဆရာကား “တသ္မိံ သမယေ ဖသော ဟောတိ၊
 ဝေဒနာ ဟောတိ” စသော တရားသရုပ်ကို ထုတ်ပြရာ ဓမ္မဒွေသ အခန်း၌လည်း ရှေ့
 ဝါကျ၌ရှိသော “ကာမာဝစရံ ကုသလံ သောမနဿသဟဂတံ ဉာဏသမ္ပယုတ္တံ” စသော
 ဝိသေသနတို့ကို ရသင့်သလို လိုက်စေ၍ “ကာမာဝစရော ကုသလော သောမနဿသ-
 ဟဂတော ဉာဏသမ္ပယုတ္တော ရူပါရမ္မဏံ ဝါ။ ပ။ ဓမ္မာရမ္မဏံ ဝါ ယံယံ ဝါပန အာရဗ္ဘ
 ဖသော ဟောတိ” ဤသို့ စသည်ဖြင့် ယောဇနာစေလိုသည်။ ထိုသို့ ယောဇနာစေလို
 သော စကားကို အနှစ်အသားဟု မမှတ်ပါနှင့်။ ဘာကြောင့်နည်း-ကာမာဝစရကုသိုလ်
 စိတ် ဖြစ်ရာအခါဝယ် ဖဿ ဝေဒနာ-စသည်တို့ပါဝင်ကြောင်းကိုသာ ဘုရားရှင် ပြတော်
 မူလိုရင်းဖြစ်၍ ဖဿ-စသည်တို့၏ ကာမာဝစရ ကုသိုလ်၊ သောမနဿသဟဂုတ်
 ဖြစ်ကြောင်းစသည်ကို ပြတော်မူရင်း မဟုတ်သောကြောင့်တည်း။-ဋီကာ။

အာရုံ၌ ရှေးဦးစွာ ကျရောက်ကြောင်းတရား၏အဖြစ်ကြောင့်။ (တွေ့ ဖဿောဝ ပဌမံ။ ဝုတ္တော၊ ပြီ။ ဣတိ၊ ဤကား အဖြေတည်း။) [အဘိနိပါတတိ ဧတေနာတိ အဘိနိပါတော၊ ပဌမံ+အဘိနိပါတော။] ဟိ၊ ချဲ့။ (တနည်း) ဟိ ယသ္မာ၊ ကြောင့်။ အာရမ္မဏသ္မိံ၊ ၌။ စိတ္တဿ၊ ၏။ ပဌမာဘိနိပါတော၊ ရှေးဦးစွာ ကျရောက်ကြောင်းသည်။ ဟုတု၊ ဖဿော၊ သည်။ အာရမ္မဏံ၊ ကို။ ဖုသမာနော၊ ထိလျက်။ ဥပ္ပဇ္ဇတိ၊ ၏။ တသ္မာ၊ ကြောင့်။ ပဌမံ၊ စွာ။ ဝုတ္တော၊ ပြီ။ ပန၊ ဆက်။ ဖဿေန၊ ဖြင့်။ ဖုသိတု၊ ထိ၍။ ဝေဒနာယ၊ ဖြင့်။ ဝေဒယတိ၊ ခံစား၏။ သညာယ၊ ဖြင့်။ သဉ္ဇာနာတိ၊ အမှတ်ပြု၍သိ၏။ စေတနာယ၊ ဖြင့်။ စေတတိ၊ စေ့ဆော်၏။ တေန၊ ကြောင့်။ ဖုဋ္ဌော၊ ပ။ စေတတိတိ၊ ဟူ၍။ (ဘဂဝတာ။) ဝုတ္တံ၊ ပြီ။ [ဘိက္ခဝေ၊ တို့။ ဖုဋ္ဌော၊ အာရုံ၌ တွေ့ထိသောပုဂ္ဂိုလ်သည်။ ဝါ၊ အာရုံ၌တွေ့ထိသော စိတ် စေတသိက် အစုသည်။ ဝေဒေတိ၊ ခံစား၏။ ဖုဋ္ဌော၊ သဉ္ဇာနာတိ၊ မှတ်သိသိ၏။ ဖုဋ္ဌော၊ စေတတိ၊ စေ့ဆော်၏။ - သဋ္ဌာယတနသံယုတ်၊ ဒုတိယဒ္ဓယသုတ်။]

[ထို ဖဿ၏ ပဌမာဘိနိပါတ သဘောကိုပင် ဥပမာဖြင့် ပြလို၍ “အပိစ” စသည်ကို မိန့်။] အပိစ၊ သည်သာ မကသေး။ အယံ ဖဿော နာမ၊ ဤ ဖဿ မည်သည်။ (သဟဇာတသမ္ပယုတ္တဓမ္မာနံ ဗလဝပစ္စယော ဟောတိ-၌ စပ်။) ပါသာဒံ၊ ပြာသာဒ်သို့။ ဝါ၊ ပြာသာဒ် ဆောက်လုပ်ခန်းသို့။ ပတု၊ ရောက်၍။ ဝါ၊ ရောက်လတ်သော်။ ထမ္မော နာမ၊ တိုင်ပည်သည်။ သေသဒဗ္ဗသမ္ဘာရာနံ၊ ကြွင်းသော သစ်-အဆောက်အဦတို့၏။ ဗလဝပစ္စယော၊ အားကြီးသော အကြောင်းသည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။ တုလာ၊ ထုတ်လျောက်။ သင်္ခာတ၊ ခေါင်လျောက်။ ဘိတ္တိပါဒ၊ နံရံခြေ။ ကုဋ္ဌ၊ အထုတ်။ ထုပိကာ ဂေါပါနသီ၊ အခြင်ရနယ်။ [ဤဂေါပါနသီ၏နောက်၌ “သင်္ခာတက” ဟု ပါသေး၏။ ရှေးနိဿယ၌ မပါ။] ပက္ခပါသက၊ ဝမ်းဘဲတောင်၊ ခေါင်အုပ်။ မုခဝဋ္ဌိယော၊ နဖူးစည်းတို့သည်။ ဝါ၊ ခြင်ပိတ်တို့သည်။ ထမ္မဗဒ္ဓာ၊ တိုင်၌ စပ် ကုန်သည်။ (ဟုတု။) ထမ္မော၊ တိုင်၌။ ပတိဋ္ဌိတာ ယထာ၊ တည်ရကုန်သကဲ့သို့။ ဝေမေဝ၊ ဤအတူသာလျှင်။ သဟဇာတသမ္ပယုတ္တဓမ္မာနံ၊ အတူတကွဖြစ်သော သမ္ပယုတ်တရားတို့၏။ ဗလဝပစ္စယော၊ သည်။ ဟောတိ။ ဟိ၊ မှန်။ (တနည်း။) ဟိ ယသ္မာ၊ ကြောင့်။ သေ(သော)၊ ဤ ဖဿသည်။ ထမ္မသဒိသော၊ တိုင် နှင့်တူ၏။ အဝသေသာ၊ ဖဿမှ ကြွင်းသော တရားတို့သည်။ ဒဗ္ဗသမ္ဘာရသဒိသာ၊ သစ် အဆောက်အဦနှင့် တူကုန်၏။ ဣတိ၊ ကြောင့်။ (သဟဇာတသမ္ပယုတ္တ ဓမ္မာနံ ဗလဝပစ္စယော ဟောတိ။) တသ္မာပိ၊ ထို့ကြောင့်လည်း။ (ထိုသို့ ဖဿ၏ အတူဖြစ်ဖက် သမ္ပယုတ်တရားတို့၏ အားကြီးသော အကြောင်း၏

အဖြစ်ကြောင့်လည်း။) ပဌမံ၊ စွာ။(ဖဿော၊ ကိ။) ဝုတ္တော၊ ပြီ။ [ပိဖြင့် ပဌမာဘိနိပါတတ္တာ ဟူသော ရှေ့အကြောင်းကို ပေါင်းပါ။ ယောဇနာ၌ “အပေက္ခာ”ဟု ဆိုလေ၏။]

ပန၊ ထိုသို့ပင် အကြောင်း ပြုကြပါသော်လည်း။ ဣဒံ၊ ဤ ရှေးဆရာ တို့၏ ပြုအပ်သော အကြောင်းသည်။ (ပဌမာဘိနိပါတတ္တာ-ဟူသော အကြောင်း၊ သဟဇာတသမ္ပယုတ္တဓမ္မာနံ ဗလဝပစ္စယော-ဟူသော အကြောင်း သည်။) အကာရဏံ၊ သင့်သောအကြောင်း မဟုတ်။ ဟိ၊ ချဲ့။ ကေစိတ္တသ္မိံ၊ တခုသောစိတ်၌။ ဥပ္ပန္နဓမ္မာနံ၊ ဖြစ်ကြသော တရားတို့တွင်။ အယံ၊ ဤတရား သည်။ ပဌမံ၊ စွာ။ ဥပ္ပန္နော၊ ဖြစ်၏။ အယံ၊ သည်။ ပစ္ဆာ၊ နောက်မှ။ (ဥပ္ပန္နော။) ဣတိ၊ သို့။ ဣဒံ၊ ဤစကားကို။ ဝတ္တု၊ ဆိုခြင်းငှာ။ န လဗ္ဘာ၊ မရအပ်။ [ဤစကားဖြင့် ပဌမာဘိနိပါတတ္တာ-ဟူသော အကြောင်းကို ပယ် သည်။] ဖဿဿ၊ ဖဿ၏။ ဗလဝပစ္စယဘာဝေပိ၊ အားကြီးသောအကြောင်း၏ အဖြစ်၌လည်း။ ကာရဏံ၊ အကြောင်းကို။ န ဒိဿတိ၊ မတွေ့ မမြင်အပ်။ [ဤစကားဖြင့် “သဟဇာတ သမ္ပယုတ္တဓမ္မာနံ ဗလဝပစ္စယော” ဟူသော အကြောင်းကို ပယ်သည်။] ပန၊ စင်စစ်ကား။ ဒေသနာဝါရေနေဝ၊ ဒေသနာ တော်၏ အလှည့် အကြိမ်အားဖြင့်သာ။ (ဒေသနာက္ခမအားဖြင့်သာ။) ဖဿော၊ ကိ။ ပဌမံ၊ ဝုတ္တော၊ ပြီ။ ဟိ၊ မှန်။ ဝေဒနာ ဟောတိ။ ပ။ ဝိတက္ကော ဟောတိတိ၊ ဟူ၍။ အာဟရိတုမ္ပိ၊ ထုတ်ဆောင်ခြင်းငှာလည်း။ ဝန္နေယျ၊ သင့်ရာ၏။ ပန၊ ထိုသို့ပင် သင့်ရာပါသော်လည်း။ ဒေသနာဝါရေန၊ အားဖြင့်။ ဖဿောဝ၊ ကိ။ သာ။ ပဌမံ၊ ဝုတ္တော၊ ပြီ။ ဣတိ ဝေဒိတဗျော။

စ၊ ဆက်။ ဣတ္ထိ၊ ဤ ဖဿတရား၌။ (ပုဗ္ဗာပရက္ခမော၊ ရှေ့နောက်၏ အစဉ်ကို။ န ပရိယေသိတဗျော)ယထာ၊ မရှာထိုက်သကဲ့သို့။ ဝေ၊ တူ။ သေသ- ဓမ္မေသုပိ၊ ကြွင်းသော တရားတို့၌လည်း။ ပုဗ္ဗာပရက္ခမော နာမ၊ ရှေ့နောက်၏ အစဉ်မည်သည်ကို။ န ပရိယေသိတဗျော၊ မရှာထိုက်။ (ရှာဖွယ်မလို။) ပန၊ အနုယ ကား။ ဝစနတ္ထလက္ခဏရသာဒိဟိ၊ ဝစနတ္ထ၊ လက္ခဏ၊ ရသ၊ အစရှိသည်တို့ဖြင့်။ (အာဒိဖြင့် ပစ္စုပဋ္ဌာန်၊ ပဒဋ္ဌာန်တို့ကို ယူ။) ဓမ္မာဝ၊ သဘာဝဓမ္မတို့ကိုသာ။ ပရိယေသိတဗျော၊ ရှာထိုက်ကုန်၏။ သေယျထိဒံ၊ ဝစနတ္ထ လက္ခဏ ရသ-အစရှိ သည်တို့ဟူသည် အဘယ်နည်း။ (ရှေးနိဿယ၌ “ဣဒံ ဣမေ ဝစနတ္ထလက္ခဏ ရသာဒယော၊ တို့သည်။ သေယျထာ ကတမေ၊ အဘယ်သည်တို့နည်း” ဟုပေး သည်။)

(ယော သဘာဝေါ၊ အကြင် သဘောတရားသည်။) ဖုသတိ၊ အာရုံ၌ တွေ့ထိတတ်၏။ ဣတိ၊ ကြောင့်။ (သော သဘာဝေါ။) ဖဿော၊ ဖဿမည်၏။

သွာယံ၊ (သော+အယံ)၊ ထို ဖဿသည်။ ဖုသနလက္ခဏော၊ အာရုံ၌ တွေ့ထိခြင်း လက္ခဏာ ရှိ၏။ [ဤကား အလွယ် ပေးခြင်းတည်း။။ “အနဝဇ္ဇသုခဝိပါက လက္ခဏာ ကုသလာ” တုန်းက ညွှန်ပြခဲ့သည့်အတိုင်း အနက်အကျယ် ကိုလည်း ပေးပါ။] သဗ္ဗန္ဓနရသော၊ အာရုံစိတ်ကို ထိခိုက်ခြင်းကိစ္စရှိ၏။ သန္နိပါတပစ္စုပဋ္ဌာနော၊ အာရုံစိတ်တို့၏ ပေါင်းဆုံခြင်း သဘောတရားဟု ယောဂီတို့ ဉာဏ်အား ထင်လာ၏။ အာပါတဂတဝိသယ ပဒဋ္ဌာနော၊ ရှေးရှုကျရောက်သော အာရုံလျှင် နီးစွာသော အကြောင်းရှိ၏။ ဟိ၊ ချဲ့။ အယံ၊ ဤ ဖဿသည်။ အရူပဓမ္မော၊ နာမ်တရားသည်။ သမာနောပိ၊ ဖြစ်ပါသော်လည်း။ အာရမ္မဏော၌။ ဖုသနာကာရေနော၊ တွေ့ထိခြင်း ဟူသော အခြင်းအရာ အားဖြင့်သာ။ ပဝတ္တတိ၊ ဖြစ်၏။ ဣတိ၊ ကြောင့်။ ဖုသနလက္ခဏော၊ ဖုသနလက္ခဏာရှိ၏။ (အာရုံ၌ တွေ့ထိခြင်း လက္ခဏာရှိ၏။) [အမှာ—“ဖုသတိ၊ အာရုံကို တွေ့ထိတတ်၏” ဟု ပေးရိုးရှိ၏။ ဤ၌ကား “အာရမ္မဏေ” ဟု အာဓာရထားပုံကို ကြည့်၍ “အာရုံ၌” ဟု အနက်တမျိုး ပေးလိုက်ပါသည်။]

စ၊ အဖို့တပါးကား။ (လက္ခဏမှ တပါး ရသကား၊) ဝိကေဒေသေန၊ တစိတ်တဖို့အားဖြင့်။ (ဘေးဘက်တခုခုအားဖြင့်။) အနုလ္လိယမာနောပိ၊ မငြိမကပ်ပါသော်လည်း။ 'ရူပံ၊ ရူပါရုံသည်။ စက္ခု၊ စက္ခုပသာဒကို။ (သဗ္ဗန္ဓတိ) ဝိယ၊ ထိခိုက်သကဲ့သို့ လည်းကောင်း။ သဒ္ဓေါ၊ သဒ္ဓါရုံသည်။ သောတံ၊ သောတပသာဒကို။ (သဗ္ဗန္ဓတိ) ဝိယ စ၊ ကဲ့သို့လည်းကောင်း။ တထာ၊

၁။ ကေဒေသေန အနုလ္လိယမာနောပိ။ ။လောက၌ “ထိ” သော အရာဝတ္ထု ၂-ခုသည် ဘေးချင်းကပ်လျက် စပ်နေရိုးတည်း။ [သစ်သား ၂-ချောင်းကပ်၍ ထိနေပုံကို ကြည့်ပါ။] ဖဿ၏ စိတ်ကိုလည်းကောင်း၊ အာရုံကိုလည်းကောင်း ထိခိုက်ရာ၌ ထိုကဲ့သို့ ထိပါသလော ဟု မေးဖွယ်ရှိသောကြောင့် “ကေဒေသေန အနုလ္လိယမာနောပိ” ဟု မိန့်သည်။ ကေဒေသေနကို ဋီကာ၌ “ကေပသေန၊ ဘေးဘက်ချင်း အားဖြင့်” ဟု ဖွင့်သည်။ ဆိုလိုရင်းကား-“သစ်သား ၂-ချောင်းသည် ဘေးချင်းကပ်၍ ထိစပ်နေသကဲ့သို့ ဖဿသည် စိတ်အာရုံကို ထိရာ၌ ငြိကပ် ထိစပ်၍မနေပါ” ဟုလို။

၂။ ရူပံ၊ ပ။ သောတံ။ ။ “ထိုသို့ မငြိ မကပ်လျှင် အဘယ်နည်းဖြင့် စိတ်အာရုံကို ထိနိုင်သနည်း” ဟု မေးဖွယ်ရှိ၍ “ရူပံ ဝိယ” စသည်ကို မိန့်သည်။ ရူပါရုံသည် စက္ခုပသာဒကို ထိခိုက်ရာ၌ အရာဝတ္ထုချင်း မငြိ ကေပ်ပဲ ဓာတ်ခိုက်သည့် သဘောအားဖြင့် ထိခိုက်သကဲ့သို့ (သဒ္ဓါရုံက သောတံကို ထိခိုက်ရာ၌လည်း နည်းတူ။) ဖဿကလည်း မငြိ မကပ် မထိ မစပ်ပဲပင် စိတ်အာရုံ ၂-ပါးစုံကို ထိခိုက်နိုင်သည်-ဟုလို။ [အဋ္ဌကထာ၌ “သဗ္ဗန္ဓတိ” ဟု ကတ္ထုသာဓိ ရှိသော်လည်း “ထိခိုက်တတ်” ဟူသော စကားနှင့် “ထိခိုက်ခြင်း ကိစ္စရှိ” ဟူသော စကားသည် အဓိပ္ပာယ်တူသောကြောင့် “သဗ္ဗန္ဓနံ+ရသော ယဿာတိ သံဗန္ဓနရသော” ဟု ပြုပါ။]

တူ။ စိတ္တံ၊ ကိုလည်းကောင်း။ အာရမ္မဏာ၊ ကိုလည်းကောင်း။ သဿံဇ္ဇေတိ၊ ထိခိုက်တတ်၏။ ဣတိ၊ ထို့ကြောင့်။ သဿံဇ္ဇနရသော၊ သဿံဇ္ဇနရသ ရှိ၏။ (ထိခိုက်ခြင်း ကိစ္စရှိ၏။) ဝါ၊ တနည်း။ ဝတ္ထာရမ္မဏသဿံဇ္ဇနတော၊ ဝတ္ထု အာရုံတို့၏ ထိခိုက်ခြင်းကြောင့်။ ဥပ္ပန္နတ္တာ၊ ဖြစ်ရသည်၏ အဖြစ်ကြောင့်။ သမ္ပတ္တိအတ္ထေနပိ၊ သမ္ပတ္တိ အနက်ရှိသည်လည်း ဖြစ်သော။ ရသေန၊ ရသ အားဖြင့်။ သဿံဇ္ဇနရသော၊ သဿံဇ္ဇနရသ ရှိ၏။ (ဝတ္ထု အာရုံတို့၏ ထိခိုက်ခြင်းကြောင့် အပြည့်အစုံ ဖြစ်ခြင်းဟူသော ရသရှိ၏။) ဣတိ ဝေဒိတဗျော။

ဟိ၊ သာဓက ကား။ အဋ္ဌကထာယံ၊ မဟာအဋ္ဌကထာ၌။ စတုဘူမကဖဿော ။ပ။ န သဿံဇ္ဇနရသောတိ၊ ဟူ၍။ ဧတံ၊ ဤစကားကို။ ဝုတ္တံ၊ ဆိုအပ်ပြီ။ [ဟိ၊ မှန်။ စတုဘူမကဖဿော၊ ဘုံ ၄-ပါး၌ဖြစ်သော ဖဿသည်။ နော ဖုသန-လက္ခဏော နာမ၊ ဖုသနလက္ခဏာ မရှိသည်မည်သည်။ နတ္ထိ။ (“နော ဖုသန-လက္ခဏော စတုဘူမက ဖဿော နာမ နတ္ထိ” ဟုသော်လည်း ပေး။) သဿံဇ္ဇနရသော ပန၊ သဿံဇ္ဇနရသ သည်ကား။ ပဉ္စဒ္ဓါရိကော ဝ၊ ၅-ဒ္ဓါရိ၌ ဖြစ်သော ဖဿသည်သာ။ ဟောတိ။ ဟိ၊ မှန်။ ပဉ္စဒ္ဓါရိကဿ၊ ၅-ဒ္ဓါရိ၌ဖြစ်သော

၁။ သဿံဇ္ဇန ရသော။ ။ရသ၏ ကိစ္စရသ သမ္ပတ္တိရသ ၂-မျိုးတွင် “ကေဒေသေန ။ပ။ သဿံဇ္ဇနရသော” ဖြင့် ကိစ္စရသကို ပြ၏။ [သံပုဗ္ဗ၊ စုရောဒိ ဗန္ဓုဓာတ်သည် တာဠန (ထိခိုက် ပုတ်ခတ်)၊ ဤဟာ (အားထုတ်) အနက်တို့ကို ဟော၏။ ဤနေရာ၌ တာဠန-အနက်တည်း။] ရူပါရုံသည် စက္ခုပသာဒ၌၊ သဒ္ဓါရုံသည် သောတပသာဒ၌ ထိခိုက်သကဲ့သို့ ဤ ဖဿသည်လည်း ယှဉ်ဖက်စိတ်ကိုလည်းကောင်း၊ အာရုံကိုလည်းကောင်း ထိခိုက်သကဲ့သို့ ဖြစ်တတ်၏။ မှန်၏-ဖဿ၏ ထိခိုက်မှုကြောင့်သာ စိတ်နှင့် အာရုံ ၂-ပါးစုံသည် ပေါင်းမိ၏။ ဖဿသည် အာရုံကိုသာ ထိ၍ စိတ်ကို မထိလျှင် လည်းကောင်း၊ စိတ်ကိုသာ ထိ၍ အာရုံကို မထိလျှင် လည်းကောင်း စိတ်နှင့်အာရုံသည် မဆုံမိ မစပ်မိနိုင်။ [သဿံဇ္ဇနဉ္စ ဖဿဿ စိတ္တာရမ္မဏာနံ သန္ဓိပတနဘာဝေါ ဧဝ။-ဋီကာ။]

၂။ ဝတ္ထာရမ္မဏ။ပ။ ဝေဒိတဗျော။ ။ဤနည်းကား သမ္ပတ္တိရသကို ပြသောနည်းတည်း။ “သမ္ပတ္တိ” ဟူသည်လည်း “ပြည့်စုံခြင်း” မဟုတ် ဖြစ်ရိုးဖြစ်စဉ်အတိုင်း အပြည့်အစုံ ဖြစ်ခြင်းတည်း။ [ဖဿဿ သမ္ပတ္တိနံ ဥပ္ပန္နနမေဝ။-အနု။] “ဝတ္ထာရမ္မဏသဿံဇ္ဇနတော ဥပ္ပန္နတ္တာ” ကို ကြည့်၍ “သံဗန္ဓုနေန၊ ဝတ္ထုအာရုံတို့၏ ထိခိုက်ခြင်းကြောင့်+ ရသော၊ အပြည့်အစုံဖြစ်ခြင်း ဟူသော သမ္ပတ္တိရသသည်။ ယဿ အတ္တိတိ သဿံဇ္ဇနရသော” ဟု ပြပါ။

၃။ ပဉ္စဒ္ဓါရိကော။ ။ “သဿံဇ္ဇနရသသည် ပဉ္စဒ္ဓါရိက ဖဿအတွက်သာ ဖြစ်၏။ မနောဒ္ဓါရိက ဖဿအတွက် မဟုတ်” ဟု ဧဝဖြင့် တားမြစ်ရာရောက်၏။ သို့သော် မနောဒ္ဓါရိက ဖဿအတွက် သမ္ပတ္တိအနက်အားဖြင့်သာ သဿံဇ္ဇနရသ မရသော်လည်း ကိစ္စအနက်အားဖြင့်ကား သဿံဇ္ဇနရသရနိုင်ပါသည်။

ဖဿ၏။ ဖုသန လက္ခဏောတိပိ၊ ဖုသနလက္ခဏော ဟူ၍ လည်းကောင်း။ သင်္ခန္ဓနရသောတိပိ၊ ဟူ၍လည်းကောင်း။ နာမံ၊ အမည်သည်။ (ဟောတိ။) မနောဒွါရိကဿ၊ မနောဒွါရ၌ဖြစ်သော ဖဿ၏။ ဖုသန လက္ခဏောတေဝ၊ ဖုသနလက္ခဏော ဟူ၍သာ။ နာမံ၊ သည်။ (ဟောတိ။) သင်္ခန္ဓနရသောတိ၊ ဟူ၍။ (နာမံ) န ဟောတိ။]

စ၊ ဆက်။ ဣဒံ၊ ဤစကားကို။ ဝတော၊ ဆိုပြီး၍။ ဣဒံ သုတ္တံ၊ ဤပါဠိကို။ (မိလိန္ဒ ပဉ္စပါဠိတော်ကို။) အာဘတံ၊ ဆောင်အပ်ပြီ။ (ရှေး မဟာအဋ္ဌကထာ ၌ ဆောင်အပ်ပြီ။ ကိံ ။) မဟာရာဇ၊ မဟာရာဇာ။ ယထာ၊ ဥပမာကား။ ဒွေ၊ ၂-ကောင်ကုန်သော။ မေဏှော၊ ဆိတ်တို့သည်။ ယုဇ္ဈေယျု၊ ခတ်ကုန်ရာ၏။ တေသု၊ ထိုဆိတ် ၂-ကောင်တို့တွင်။ ဧကော၊ တကောင်သော။ မေဏှော၊ ကို။ (ဒဋ္ဌဗ္ဗော) ယထာ၊ မှတ်ထိုက်သကဲ့သို့။ ဧဝံ၊ တူ၊ စက္ခု၊ စက္ခုပသာဒကို။ ဒဋ္ဌဗ္ဗံ၊ မှတ်ထိုက်၏။ ဒုတိယော၊ ဒုတိယဖြစ်သော။ မေဏှော၊ ကို။ (ဒဋ္ဌဗ္ဗော) ယထာ၊ ကဲ့သို့။ ဧဝံ၊ တူ။ ရူပံ၊ ရူပါရုံကို။ ဒဋ္ဌဗ္ဗံ၊ တေသံ၊ ထို ၂-ကောင် သော ဆိတ်တို့၏။ သန္နိပါတော၊ ပေါင်းဆုံခြင်းကို။ (ဒဋ္ဌဗ္ဗော) ယထာ။ ဧဝံ၊ တူ။ ဖဿော၊ ကို။ ဒဋ္ဌဗ္ဗော၊ ၏။ ဧဝံ၊ ဤသို့လျှင်။ ဖဿော၊ သည်။ ဖုသနလက္ခဏော စ၊ ဖုသနလက္ခဏာ ရှိသည်လည်းကောင်း။ သင်္ခန္ဓနရသော စ၊ ဝတ္ထု အာရုံတို့၏ ထိခိုက်ခြင်းကြောင့် အပြည့်အစုံ ဖြစ်ခြင်း ဟူသော သမ္ပတ္တိရသ ရှိသည်လည်းကောင်း။ (ဟောတိ။)

မဟာရာဇ၊ မဟာရာဇာ။ ယထာ၊ ဥပမာ တနည်းကား။ ဒွေ၊ ၂-ခုကုန်သော။ သမ္မာ၊ လင်းကွင်းတို့ကို။ (“ခွက်ခွင်းတို့ကို” ဟု လည်း ပေးကြ၏။) ဝဇ္ဇေယျု၊ မြည်စေကုန်ရာ၏။ ဝါ၊ တီးကုန်ရာ၏ ။ ပ။ ဒွေ၊ ၂-ဘက်ကုန်သော။ ပါဏယော၊ လက်တို့ကို။ (ပါဏိသဒ္ဓါ ပုလ္လင်။) ဝဇ္ဇေယျု။ (တေသု၊ ထို ၂-ဘက်သော လက် တို့တွင်။) ဧကော၊ သော။ ပါဏိ၊ လက်ကို။ (ဒဋ္ဌဗ္ဗော) ယထာ၊ ဧဝံ စက္ခု ဒဋ္ဌဗ္ဗံ၊ ဒုတိယော။ ပါဏိ၊ ကို။ (ဒဋ္ဌဗ္ဗော) ယထာ၊ ကဲ့သို့။ ဧဝံ ရူပံ ဒဋ္ဌဗ္ဗံ၊ တေသံ၊ ထို ၂-ဘက်သော လက်တို့၏။ သန္နိပါတော၊ ကို။ (ဒဋ္ဌဗ္ဗော) ယထာ၊ ဧဝံ ဖဿော ဒဋ္ဌဗ္ဗော။ ဧဝံ၊ လျှင်။ ဖဿော၊ သည်။ ဖုသနလက္ခဏော စ၊ သည် လည်းကောင်း။ သင်္ခန္ဓနရသော စ၊ သည်လည်းကောင်း။ (ဟောတိ။) ဣတိ၊ သို့။ (ဣဒံ သုတ္တံ အာဘတံ။) ဣတိ၊ ဤသို့ အစရှိသော။ ဝိတ္တာရော၊ အကျယ် ကို။ (ဝေဒိတဗ္ဗော)။

ဝါ၊ တနည်း။ စက္ခုနာ ရူပံ ဒိသ္မာတိ အာဒိသု၊ အစရှိသော ပါဠိရပ်တို့၌။ စက္ခုဝိညာဏာဒိနိ၊ စက္ခုဝိညာဉ် အစရှိသည်တို့ကို စက္ခုအာဒိနာမေန၊ စက္ခု အစရှိသော နာမည်ဖြင့်။ (ဌာနပစာအားဖြင့်။) ဝိတ္တာနိ (ယထာ)၊ ဟောတော်

မူအပ်ကုန်သကဲ့သို့။ ဧဝံ၊ တူ။ ဣဓာပိ၊ ဤ ပါဠိရပ်၌လည်း။ တာနိ၊ ထို စက္ခု
 ဝိညာဉ် အစရှိသည်တို့ကို။ စက္ခုအာဒိနာမေန၊ ဖြင့်။ ဝတ္တာနိ၊ ကုန်ပြီ။ ဣတိ
 ဝေဒိတဗ္ဗာနိ။ တသ္မာ၊ ကြောင့်။ ဧဝံ စက္ခု ဒဋ္ဌဗ္ဗန္တိ အာဒိသု၊ ဧဝံ စက္ခု ဒဋ္ဌဗ္ဗံ
 အစရှိသော ပါဠိရပ်တို့၌။ ဧဝံ၊ တူ။ စက္ခုဝိညာဏံ၊ ကို။ ဒဋ္ဌဗ္ဗံ။ ဣတိ ဣမိနာ
 နယေန၊ ဖြင့်။ အတ္ထော ဝေဒိတဗ္ဗော။ ဧဝံ သန္တေ၊ ဤသို့ ဖြစ်လတ်သော်။
 စိတ္တာ ရမ္မဏသဗ္ဗနုတော၊ စိတ် အာရုံ ၂-ပါးစုံကို ထိခိုက်တတ်သည်၏ အဖြစ်
 ကြောင့်။ ဣမသ္မိံ လိ သုတ္တော၊ ဤ မိလိန္ဒပဉ္စ ပါဠိတော်၌လည်း။ ကိစ္စဋ္ဌေနော၊
 ကိစ္စအနက်ရှိသည်သာလျှင်ဖြစ်သော။ ရသေန၊ ရသအားဖြင့်။ သဗ္ဗနုရသော၊
 သဗ္ဗနုရသ ရှိ၏။ ဣတိ၊ ဤအနက်သည်။ သိဒ္ဓော၊ ပြီးစီးသည်။ ဟောတိ။

ပန၊ ကား။ (ရသမှတစ်ပါး ပစ္စုပဋ္ဌာန်ကား။) တိဏ္ဏံ၊ ဝတ္ထု၊ အာရုံ၊ ဝိညာဉ်
 ၃-ပါးတို့၏။ [“ စက္ခု စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ၊ တိဏ္ဏံ သင်္ဂတိ
 ဖယော ” စသည်ကို ရည်ရွယ်သည်။] သန္တိပတိသင်္ခါတဿ၊ ပေါင်းဆုံခြင်း ဟု
 ဆိုအပ်သော။ အတ္တနော၊ မိမိ၏။ ကာရဏဿ၊ အကြောင်း၏။ ဝသေန၊ ဖြင့်။
 ပဝေဒိတတ္တာ၊ အပြားအားဖြင့် သိစေအပ်သည်၏ အဖြစ်ကြောင့်။ သန္တိပတိ
 ပစ္စုပဋ္ဌာနော၊ ဝတ္ထု အာရုံ ဝိညာဉ် ၃-ပါးတို့၏ ပေါင်းဆုံခြင်းဟူသောအခြင်း
 အရာအားဖြင့် ရှေးရှု ထင်လာတတ်၏။ [“ တေနော ဝါကာရေန ပစ္စုပဋ္ဌာတိ ”
 ဟု ဆိုလတ္တံ့။] ဟိ၊ မှန်။ အယံ၊ ဤ ဖဿကို။ တတ္ထ တတ္ထ၊ ထိုထို ပါဠိရပ်
 ၌။ တိဏ္ဏံ သင်္ဂတိ ဖယောတိ၊ ဟူ၍။ ဧဝံ၊ သို့။ ကာရဏဿ၊ ၏။ ဝသေန၊
 ဖြင့်။ ပဝေဒိတော၊ အပြားအားဖြင့် သိစေအပ်ပြီ။ ဣတိ၊ ဤသို့ မှတ်အပ်၏။

စ၊ ဆက်။ ဣမဿ သုတ္တပဒဿ၊ ဤ သုတ်ပုဒ်၏။ (တိဏ္ဏံ သင်္ဂတိ ဖယော-
 ဟူသော ဤသုတ်ပုဒ်၏။) တိဏ္ဏံ၊ ဝတ္ထု၊ အာရုံ၊ ဝိညာဉ် ၃-ပါးတို့၏။ သင်္ဂတိ-
 ယာ၊ ပေါင်းဆုံခြင်းကြောင့်။ ဖယော၊ သည်။ ဟောတိ၊ ၏။ ဣတိ အယံ
 အတ္ထော၊ ကို။ ဒဋ္ဌဗ္ဗော၊ ၏။ သင်္ဂတိမတ္ထမေဝ၊ ပေါင်းဆုံခြင်းမျှသည်သာ။
 ဖယော၊ သည်။ ဟောတိ။ ဣတိ အယံ အတ္ထော၊ ကို။ န (ဒဋ္ဌဗ္ဗော)၊
 မမှတ်ထိုက်။ [တိဏ္ဏံ သင်္ဂတိ ဖယော၌ “ သင်္ဂတိ၊ ပေါင်းဆုံခြင်းကြောင့်။
 ဖယော၊ သည်။ ဟောတိ ” ဟု အနက်မှတ်ပါ။ သင်္ဂတိ၊ ပေါင်းဆုံခြင်းသည်။
 “ ဖယော၊ သည်။ ဟောတိ၊ ၏ ” ဟု အနက်မှတ်ပါနှင့်-ဟူလို။] ပန၊ ဆက်။

၁။ ကိစ္စဋ္ဌေနော။ “ စက္ခု၊ စက္ခုပသာဒကို ” ဟု ပေးလျှင် သဗ္ဗနုရသအရ “ စက္ခု
 ပသာဒနှင့် ရူပါရုံတို့၏ ထိခိုက်ခြင်းကြောင့် ဖဿဖြစ်၏ ” ဟူသော သမ္ပတ္တိရသ-သာရ၏။
 “ စက္ခု၊ စက္ခုဝိညာဉ်ကို။ ဒဋ္ဌဗ္ဗံ၊ ၏ ” ဟု ပေးလျှင် စက္ခုဝိညာဉ်ဟူသော စိတ်၊ ရူပါရုံ
 ဟူသော အာရုံ၊ ထို ၂-ပါးစုံကို ထိခိုက်တတ်သော ကိစ္စရသ-သာ ရသည်-ဟူလို။

ဝေံ၊ သို့။ (ဝတ္ထု၊ အာရုံ၊ ဝိညာဉ် ၃-ပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖဿ ဖြစ်၏ ဟူ၍။) ပဝေဒိတတ္တာ၊ အပြားအားဖြင့် သိစေအပ်သည်၏ အဖြစ် ကြောင့်။ တေနောဝါကာရေန၊ ထို ၃-ပါးတို့၏ ပေါင်းဆုံခြင်းဟူသော အခြင်းအရာအားဖြင့်ပင်။ ပစ္စုပဋ္ဌာတံ၊ ဉာဏ်အား ရှေးရှု ထင်လာတတ်၏။ ဣတံ၊ ကြောင့်။ သန္နိပါတပစ္စုပဋ္ဌာနောတံ၊ သန္နိပါတပစ္စုပဋ္ဌာနော-ဟူ၍။ (မယာ။) ဝုတ္တော၊ ပြီ။

ပန၊ ကား။ (ဥပဋ္ဌာနာကာရ-ပစ္စုပဋ္ဌာန်မှတစ်ပါး ဖလ-ပစ္စုပဋ္ဌာန်ကား။) ဖလဋ္ဌေန၊ ဖလအနက်ရှိသော။ ပစ္စုပဋ္ဌာနေန၊ ပစ္စုပဋ္ဌာန်အားဖြင့်။ ဧသ (ဧသော)၊ ဤ ဖဿသည်။ ဝေဒနာပစ္စုပဋ္ဌာနော နာမ၊ ဝေဒနာ ပစ္စုပဋ္ဌာန် မည်သည်။ ဝါ၊ ဝေဒနာဟူသော အကျိုးကိုဖြစ်စေတတ်သည်မည်သည်။ ဟောတံ၊ [ဖဿပစ္စယာ ဝေဒနာကို ရည်ရွယ်သည်။] ဟံ၊ မှန်။ ဧသ (ဧသော)၊ ဤ ဖဿသည်။ ဝေဒနံ၊ ဝေဒနာဟူသော အကျိုးကို။ ပစ္စုပဋ္ဌာပေတံ၊ ဖြစ်စေတတ် ၏။ ဥပ္ပာဒေတံ၊ ဖြစ်စေတတ်၏။ ဣတံ အယံ၊ ကား။ အတ္ထော၊ ပစ္စုပဋ္ဌာ- ပေတံ၏ အနက်တည်း။ [“ပစ္စုပဋ္ဌာပေတံ၊ ရှေးရှု ထင်လာစေတတ်၏” ဟု အနက်မပေးပါနှင့်။ “ဖြစ်စေတတ်၏” ဟု အနက်ပေးပါ-ဟူလို။]

၁။ ဆက်။ ဥပ္ပာဒယမာနော၊ ဝေဒနာကို ဖြစ်စေလတ်သော်။ ဗဟိဒ္ဓော၊ အပဋ္ဌ။ (ပြင်ဘက်က။) ဥဏှပစ္စယာ၊ အပူဟူသော အကြောင်းရှိသော။ (မီးကျိုး မီးခဲ ဟူသော အကြောင်းရှိသော။ ဥသ္မာ-ပုဒ်၌ စပ်။) လာခါသင်္ခါတဓာတုနိဿိတာ၊ ချိပ်ဟု ဆိုအပ်သော ဓာတ်၌မှီသော။ ဥသ္မာ၊ အဋ္ဌေသည်။ အတ္တနော၊ မိမိ၏။

၁။ တေနောဝါကာရေန ပစ္စုပဋ္ဌာတံ။ ။ ဖလပစ္စုပဋ္ဌာန်၊ ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန် ဟု ၂-မျိုးရှိကြောင်းကို သင်္ဂြိုဟ်ဘာသာဋီကာ စိတ္တပုဒ်၏ အဖွင့်၌ ပြခဲ့ပြီ။ ထိုတွင် ယောဂီပုဂ္ဂိုလ်တို့သည် ဝိပဿနာကမ္မဋ္ဌာန်း စီးဖြန်းလိုသောအခါ “လက္ခဏ ရသ ပစ္စု- ပဋ္ဌာနဝသေန နာမရူပ ပရိဂ္ဂဟော ဒိဋ္ဌိဝိသုဒ္ဓိ နာမ” နှင့်အညီ ရုပ် နာမ် တရားတို့ကို လက္ခဏ ရသ ပစ္စုပဋ္ဌာန်တင်၍ ပိုင်းခြားရ၏။ ထိုသို့ ပိုင်းခြားရာ၌ ယောဂီပုဂ္ဂိုလ်တို့ ဉာဏ်အား ထင်လာသော အခြင်းအရာကို “ဥပဋ္ဌာနာကာရပစ္စုပဋ္ဌာန်” ဟု ခေါ်သည်။ ဤ ဖဿကို ဆင်ခြင်ရာ၌ “ဝတ္ထု၊ အာရုံ၊ ဝိညာဉ် ၃-ပါးတို့၏ ပေါင်းဆုံခြင်းကြောင့် ဖြစ်ပေါ်လာသော သဘော” ဟု ယောဂီပုဂ္ဂိုလ်တို့ ဉာဏ်အား ထင်လာသည်-ဟူလို။

၂။ ဥပ္ပာဒယမာနော စ။ ပ။ ဝေဒိတဗ္ဗော။ ။ မီးကျိုးခဲ၊ ချိပ်၊ အဋ္ဌေ ဤ ၃-မျိုး ကို စဉ်းစားကြည့်ပါ။ မီးကျိုးခဲသည် အပြင်ဘက်က အရာဝတ္ထုဖြစ်သော အကြောင်း တည်း။ ထို မီးကျိုးခဲဖြင့် ချိပ်ကို ကင်သောအခါ ချိပ်၌ အပူဋ္ဌေ ဖြစ်ပေါ်လာ၏။ ထို အပူဋ္ဌေသည် မီးကျိုးခဲကြောင့် ဖြစ်ရသော်လည်း မီးကျိုးခဲကို နူးညံ့အောင် မပြု။ မိမိမှီရာ ချိပ်ကိုသာ နူးညံ့အောင် ပျော့ပျောင်းအောင် ပြုသကဲ့သို့၊ ထိုအတူ ဝတ္ထု အာရုံ ဟူ သော ဗဟိဒ္ဓအကြောင်း၊ စိတ် ဖဿ-ဟူသော ၃-မျိုးတို့တွင် ဝတ္ထု အာရုံကြောင့် ဖြစ်

နိဿယေ၊ မှီရာဖြစ်သော ချိပ်၌။ မုဒုဘာဝကာရီ၊ နူးညံ့သည်၏ အဖြစ်ကို ပြုလေ့ ရှိသည်။ ဟောတိ ယထာ၊ ကဲ့သို့။ အတ္တနော၊ ၎င်း။ ပစ္စယဘူတေပိ၊ အကြောင်း ဖြစ်၍ ဖြစ်ပါသော်လည်း။ ဝါ၊ အကြောင်းဖြစ်၍ ဖြစ်သည်လည်း ဖြစ်သော။ (ဥဏှဘာဝေ-၌ စပ်။) ဗဟိဒ္ဓာ၊ ၌။ ဝိတစ္ဆိတင်္ဂါရ သင်္ခါတေ၊ ကင်းသော အလုံ့ရှိသော မီးကျိုးဟု ဆိုအပ်သော။ ဥဏှဘာဝေ၊ အပူငွေ့၏ ဖြစ်ကြောင်း ဖြစ်ရာ ဖြစ်၌။ (မုဒုဘာဝကာရီ၊ သည်။ န ဟောတိ ယထာ၊ ကဲ့သို့။) ဝေ၊ တူ။ ဝတ္ထုရမ္မဏ သင်္ခါတအညပစ္စယော၊ ဝတ္ထု အာရုံ ဟု ဆိုအပ်သော တပါး သော အကြောင်းရှိသည်။ သမာနောပိ၊ သော်လည်း။ စိတ္တနိဿိတတ္တာ၊ စိတ် ၌ မှီသည်၏အဖြစ်ကြောင့်။ အတ္တနော၊ ၎င်း။ နိဿယဘူတေ၊ မှီရာဖြစ်၍ ဖြစ် သော။ စိတ္တေ ဝေ၊ ၌သာ။ ယေ(သော)၊ ဤ ဖဿသည်။ ဝေဒနုပ္ပာဒကော၊ ဝေဒနာကို ဖြစ်စေတတ်သည်။ ဟောတိ။ အတ္တနော၊ ၎င်း။ ပစ္စယဘူတေပိ၊ အကြောင်းဖြစ်၍ ဖြစ်ပါသော်လည်း။ ဝါ၊ အကြောင်းဖြစ်၍ ဖြစ်သည်လည်း ဖြစ်သော။ ဝတ္ထုမ္ပိ၊ ဝတ္ထုရုပ်၌ သော်လည်းကောင်း။ အာရမ္မဏေ ဝါ၊ ၌သော် လည်းကောင်း။ (ဝေဒနုပ္ပာဒကော၊ သည်။ န ဟောတိ။) ဣတိ ဝေဒိတဗ္ဗော။ ပန၊ ကား။ (ပစ္စုပဋ္ဌာန်မှတပါး ပဒဋ္ဌာန်ကား။) တဇ္ဇသမန္နာဟာရေန၊ ထို ဖဿအား လျှောက်ပတ်သော နှလုံးသွင်း အာဝဇ္ဇန်းသည်လည်းကောင်း။

ရသော ဖဿသည် ထို ဝတ္ထု အာရုံ၌ ဝေဒနာကို မဖြစ်စေ။ မိမိမှီရာ စိတ်၌သာ ဝေဒနာ ကို ဖြစ်စေသည်။ [ဝတ္ထု အာရုံသည် မီးကျိုးနှင့် တူ၏။ စိတ်သည် ချိပ်နှင့်တူ၏။ ဖဿ သည် အပူငွေ့နှင့်တူ၏။ ဖဿကြောင့်ဖြစ်သော ဝေဒနာသည် မုဒုဘာဝနှင့် တူ၏။]

မှတ်ချက်။ ။ “ဥဏှပစ္စယာ။ပ။ ဓာတုနိဿိတာ” ဟု ဣတ္ထိလိင်ပုဒ်များကို တွေ့ရ ၏။ ဥသ္မာ၌ ဥသ (ဒါဟေ) ဟူသော ဓာတ်၊ မက် ပစ္စည်း၊ ပုလ္လိင် ဟု ထောမနိမိ ဆို၏။ ထို့ကြောင့် “ဥဏှပစ္စယော နိဿိတော” ဟု ပုလ္လိင်ရှိလျှင် ကောင်းမည်။ ဥဏှဘာဝေ ၌လည်း ဝိတစ္ဆိတင်္ဂါရသင်္ခါတေ ဟူသော ဝိသေသနကို ရှု၍ အပူ၏ ဖြစ်ကြောင်းဖြစ်ရာ ဟူသည် ဝိတစ္ဆိတင်္ဂါရဟူသော မီးကျိုးခဲပင်တည်း ဟု သိပါ။ [ရှေးနိဿယဝယ် “ဥဏှ ဘာဝေ၊ အပူရှိသော ဝတ္ထု” ဟု ပေးလေသည်။]

၁။ စိတ္တေယေဝ။ ။ ဖဿသည် ဝေဒနာဟူသော အကျိုးကို ဖြစ်စေသောအခါ စိတ် ၌သာ ဖြစ်စေ၏-ဟူရာ၌ စိတ္တေယေဝဖြင့် ဖဿ၏ စေတသိက် (စိတ်၌မှီသော) သဘော ဖြစ်ကြောင်း၊ ဝတ္ထု အာရုံတို့နှင့် မရောပဲ ဝေဒနာကို ထိခိုက်နိုင်သော သဘောဖြစ်ကြောင်း ပြသည်။ [စိတ္တေယေဝါတိ ဧတေန စေတသိကသဘာဝတံ ဝတ္ထုရမ္မဏေဟိ အသံ- သဋ္ဌံ သဗ်ဇနံ ဝေဒနာယ ဒဿေတိ။-ဋီကာ။]

၂။ တဇ္ဇသမန္နာဟာရေန။ ။ တဇ္ဇကို “အနုစ္ဆရိကတ္ထရူဠိပုဒ်” ဟု နောက် ဝေဒနာ နိဒ္ဒေသ၌ ဖွင့်လတ္တံ့။ ထို့ကြောင့် ဋီကာ၌ “တဿ ဖဿဿ ကာရဏဘူတော တဒနု- ရူပေါ” ဟု ဖွင့်သည်။ “သမန္နာဟာရ” ဟူသည် အာဝဇ္ဇန်းတည်း။ [စာအုပ်တို့၌

ဣန္ဒြိယေန စ၊ စက္ခု-စသော ဣန္ဒြေသည်လည်းကောင်း။ ပရိက္ခတေ^၁၊ ထက်
ဝန်းကျင် ပြုစီမံအပ်သော။ ဝိသယေ၊ အာရုံ၌။ ^၂အနန္တရာယေန၊ အန္တရာယ်
မရှိသဖြင့်။ ဥပ္ပဇ္ဇနတော၊ ဖြစ်နိုင်ခြင်းကြောင့်။ သေ(ဧသော)၊ ဤ ဖဿကို။
အာပါတဂတဝိသယပဒဋ္ဌာနောတိ၊ ရှေးရှု ကျရောက်လာသော အာရုံလျှင် နီး
စွာသော အကြောင်းရှိ၏ ဟူ၍။ ဝုစ္စတိ။

(ယာ ဓမ္မဇာတိ၊ အကြင် တရားသဘောသည်။) ဝေဒယတိ၊ ခံစားတတ်၏။
ဣတိ၊ ထိုသို့ ခံစားတတ်သည်၏ အဖြစ်ကြောင့်။ (သာ ဓမ္မဇာတိ။) ဝေဒနာ၊
ဝေဒနာမည်၏။ သာ၊ ထို ဝေဒနာသည်။ *ဝေဒယိတလက္ခဏာ၊ ခံစားတတ်
သည်၏ အဖြစ်ဟူသော လက္ခဏာရှိ၏။ [ဝေဒယိဟ၌ ဘာဝပုဓာန-ကြံ။] အနု-
ဘဝနရသာ၊ ခံစားခြင်း ကိစ္စရှိ၏။ ဝါ၊ တနည်း။ ဣဋ္ဌာကာရသမ္ဘောဂရသာ၊
အာရုံ၏ ဣဋ္ဌအခြင်းအရာကို သုံးဆောင်ခြင်း ကိစ္စရှိ၏။ စေတသိကအဿာဒ
ပစ္စုပဋ္ဌာနာ၊ စိတ်၌မိုလျက် သာယာသောတရားဟု ယောဂီတို့ဉာဏ်အား
ရှေးရှု ထင်လာ၏။ ပဿဒ္ဓိပဒဋ္ဌာနာ၊ ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ^၃ဟူသော နီး
စွာသော အကြောင်းရှိ၏။ [ဤ သုခဝေဒနာအတွက် “ပဿဒ္ဓိပဒဋ္ဌာနာ” ဟု ဆို
သည်။]

“တဇ္ဇာ”ဟု ချည်း တွေ့ရ၏။ “တဇ္ဇံ တဿာရပုံ”ဟု လည်းကောင်း၊ “တဇ္ဇော
ဝါယာမော” စသည်ဖြင့်လည်းကောင်း ၃-လိင် ရှိနိုင်၏။ “တဇ္ဇော ဧဝ သမန္နာဟာ-
ရော”ဟု ယောဇနာ၌လည်း ဝိဂြိုဟ်ပြုထား၏။ ထို့ကြောင့် “တဇ္ဇသမန္နာဟာရေန”ဟု
ရှိလျှင် ကောင်းမည်ထင်သည်။]

၁။ ပရိက္ခတေ။ ။ “ပရိက္ခတ (ပရိ+ကတ)” ဟူသည် အာရုံကို ပြုစီမံခြင်းတည်း။
“ထင်လာသော အာရုံသည် ဖဿဖြစ်ဖို့ရန် နီးစွာသော အကြောင်း ပဒဋ္ဌာန်ဖြစ်၏”
ဟူရာ၌ ထိုအာရုံကို စက္ခု-စသော ဣန္ဒြေက ရှေးရှုလျက်လည်း ရှိရခြင်း၊ အာဝဇ္ဇန်းက
ထိုအာရုံကို ဆင်ခြင်မိရခြင်း၊ ဤသို့ဖြစ်ခြင်းကို “ပရိက္ခတ (ထက်ဝန်းကျင် ပြုပြင်အပ် ဝိုင်း
ဝန်း၍ ပြုအပ်)” ဟု ဆိုသည်။ [ပရိက္ခတတာ အဘိသင်္ခတတာ။]

၂။ အနန္တရာယေန ဥပ္ပဇ္ဇနတော။ ။ ထိုသို့ ဝိုင်း၍ပြုအပ်သော အာရုံမျိုး၌ စိတ်မဖြစ်
အောင် မည်သည့်တန်ခိုးရှင်မျှ မတားနိုင်သည့်အတွက် စိတ်ဖြစ်လျှင်လည်း ဖဿပါ
ဖြစ်ရမည် ဖြစ်သောကြောင့် “အနန္တရာယေန ဥပ္ပဇ္ဇနတော” ဟု ဆိုသည်။

* ဝေဒယိတ၊ အနုဘဝန။ ။ ဝေဒယိတ၌ ဝိဒ-ဓာတ်၊ စုရာဒိ-ဏယ-ပစ္စည်းဖြင့်
“ဝေဒယ”ဟု ဖြစ်ပြီးနောက် တ-ပစ္စည်းဖြင့် “ဝေဒယိတ”ဟု ဖြစ်၏။ ယောဇနာ၌၊
“ဝေဒန+အယိတံ ပဝတ္တံ ဝေဒယိတံ- (ခံစားခြင်းဖြင့်ဖြစ်သော တရား) ဟု ကြံလေ၏။
ဝိဒ-ဓာတ်၏ အနက်များစွာတွင် အနုဘဝန-အနက်တည်း။ ထို့ကြောင့် ဤစေတသိက
၌ လက္ခဏနှင့် ရသသည် သဘောတူ၏။ “အာရုံကို ခံစားမှုသည် ထိုတရား၏ အမှတ်
အသားလည်း ဖြစ်၊ အလုပ်ကိစ္စ ရသလည်း ဖြစ်သည်” ဟုလို။

ဟိ၊ ချဲ့။ စတုဘူမိကဝေဒနာ၊ ဘုံ ၄-ပါး၌ဖြစ်သော ဝေဒနာသည်။ နော ဝေဒယိတလက္ခဏာ နာမ၊ ဝေဒယိတ-လက္ခဏာ ပရှိသည် မည်သည်။ နတ္ထိ။ [“နော ဝေဒယိတလက္ခဏာ၊ သော။ စတုဘူမိကဝေဒနာ နာမ နတ္ထိ” ဟု သော်လည်း ပေး။] အနုဘဝနရသတာ ပန၊ နုဘဝနရသ၏ အဖြစ်ကို ကား။ သုခဝေဒနာယ မေဝ၊ ၌သာ။ လဗ္ဘတိ၊ ရအပ်၏။ ဣတိ၊ သို့။ ဝတုာ၊ ဆိုပြီး၍။ ပုန၊ တဖန်။ တံ ဝါဒံ၊ ထိုဝါဒကို။ ပဋိက္ခိပိတုာ၊ ပယ်ပြီး၍။ သုခဝေဒနာ ဝါ၊ သုခဝေဒနာသည် မူလည်း။ ဟောတု၊ ဖြစ်စေ။ ဒုက္ခဝေဒနာ ဝါ၊ သည်မူလည်း။ (ဟောတု။) အဒုက္ခမသုခဝေဒနာ ဝါ၊ အဒုက္ခမသုခ ဝေဒနာ သည် မူလည်း။ (ဟောတု။) သဗ္ဗာ၊ အလုံးစုံသော ဝေဒနာသည်။ အနုဘဝန ရသာ၊ ခံစားခြင်း ကိစ္စရှိ၏။ ဣတိ၊ ဤသို့။ ဝတုာ၊ ဆိုပြီး၍။ အယံ အတ္ထော၊ ကိ။ ဒီပိတော၊ ပြအပ်ပြီ။ (ကိ။) အာရမ္မဏရသာနုဘဝနဋ္ဌာနံ၊ အာရုံအရသာ ကို ခံစားရာဋ္ဌာနသို့။ ပတုာ၊ ရောက်၍။ ဝါ၊ ရောက်လတ်သော်။ သေသ သမ္ပယုတ္တဓမ္မာ၊ ဝေဒနာမှကြွင်းသော သမ္ပယုတ်တရားတို့သည်။ ဧကဒေသမတ္တ မေဝ၊ တစိတ်တဒေသမျှကိုသာ။ အနုဘဝန္တိ၊ ခံစားနိုင်ကုန်၏။

ဟိ၊ မှန်။ [ရှေးနိဿယ၌ “ဟိ၊ ထင်ရှားဆိုအံ့” ဟု တပွဲကဋီကရဏ ကြံ သည်။] ဖဿဿ၊ ၏။ ဖုသနမတ္တမေဝ တွေ့ထိခြင်းမျှ သည်သာ။ ဟောတိ။ [ဤတွေ့ထိခြင်းကိုပင် “တစိတ်တဒေသ ခံစားခြင်း” ဟု ဆိုသည်။ နောက်၌ လည်း နည်းတူ။] သညာယ၊ ၏။ သဉ္ဇာနနမတ္တကမေဝ၊ အမှတ်ပြု၍ သိခြင်း မျှသည်သာ။ (ဟောတိ။) စေတနာယ၊ ၏။ စေတနာမတ္တကမေဝ၊ စေ့ဆော် ခြင်းမျှ သည်သာ။ (ဟောတိ။) ဝိညာဏဿ၊ ဝိညာဉ်၏။ ဝိဇာနနမတ္တကမေဝ၊ သညာ ပညာတို့ သိပုံမှ တမျိုးတဖုံသိခြင်းမျှသည်သာ။ (ဟောတိ။) ဧကံသတော ပန၊ စင်စစ်အားဖြင့်ကား။ ဣဿရဝတာယ၊ ၊ အစိုးရခြင်းရှိသည်၏ အဖြစ်ဖြင့်။ ဝိဿဝိဘာယ၊ ၊ ထိုက်တန်သည်၏ အဖြစ်ဖြင့်။ ဝါ၊ စွမ်းနိုင်သည်၏ အဖြစ်ဖြင့်။

၁။ ဣဿရဝတာယ။ ။ ဣဿရသဒ္ဓါသည် အစိုးရသူ ပုဂ္ဂိုလ်ကို ဟော၏။ ဣဿရဝ သဒ္ဓါလည်း အစိုးရသူ ပုဂ္ဂိုလ်ကိုပင် ဟော၏။ ဤသို့ အရတူနေသောကြောင့် အရကွ အောင် ရှေ့ဣဿရ၌ ဣဿရဘာဝဟု ဆိုလိုလျက် ဘာဝပုဓာန-ဘာဝလောပ ကြံပြီးမှ “ဣဿရော ဧတိဿာ အတ္ထိတိ ဣဿရဝါ (ဝေဒနာ)” ဟု ကေသဝေါကဲ့သို့ မဏိမဉ္ဇူ ကြံသည်။ [ဝ-ပစ္စည်း မသက်ပဲ ဝန္တုပစ္စည်းသက်၍ “ဣဿရဝန္တု” ဟု ပြီးပြီးမှ နန္ဒကို ချေလျှင်လည်း ဖြစ်နိုင်စရာရှိ၏။ ဥပမာ-မဟန္တဿ+ဘာဝေါ မဟတ္တံ-၌ နန္ဒကို ချေရ သကဲ့သို့တည်း။] ထို့နောက် “ဣဿရဝါယ+ဘာဝေါ ဣဿရဝတာ” ဟု ဆက်ပါ။ ဤနည်းအလို “အစိုးရသည်၏ အဖြစ်ရှိသော ဝေဒနာ၏အဖြစ်” ဟု အနက်ပေးမှ သဒ္ဓတ္တ ပြည့်စုံစရာ ရှိသည်။

သာမိတာဝေန၊ အရှင်သခင်၏ အဖြစ်ဖြင့်။ ဝေဒနာဝ၊ သည်သာ။ အာရမ္မဏ-
ရသံ၊ ကို။ အနုဘဝတံ၊ ခံစား၏။

ဟိ၊ ဥပမာဆောင် ထင်အောင်ပြအံ့။ ဝေဒနာ၊ သည်။ ရာဇာ ဝိယ၊ မင်းနှင့်
တူ၏။ သေသဓမ္မာ၊ ဝေဒနာမှကြွင်းသော သမ္ပယုတ်တရားတို့သည်။ သူဒေါ ဝိယ၊
စံဖို့သည်နှင့် တူ၏။ သူဒေါ၊ သည်။ နာနာရသဘောဇနံ၊ အမျိုးမျိုး အရသာရှိ
သော ဘောဇဉ်ကို။ သမ္မာဒေတွာ၊ ပြီးစီးစေ၍။ [နိပ္ပာဒေတွာဟု အခြားနေရာ၌
ဖွင့်လေ့ရှိ၏။ ပြည့်စုံစေပြီး၍-ဟူလို။] ပေဋ္ဌာယ၊ ပွဲတော်အုပ်၌။ ပက္ခိပိတွာ၊
ထည့်ပြီး၍။ လညှနံ၊ တံဆိပ်ကို။ ဒတွာ၊ ပေးပြီး၍။ (တံဆိပ် ခတ်နှိပ်ပြီး၍။)
[ပိတ်ထားသော အဖုံးကို အခြားလူတယောက်က ဖွင့်၍ အဆိပ်ခတ်လိုက်မည်
စိုးသောကြောင့် ထိုသို့ မဖွင့်နိုင်အောင် တံဆိပ်နှိပ်လိုက်ရသည်။] ရညော၊ ။
သန္တိကေ၊ အနီး၌။ သြတာရေတွာ၊ ချ၍။ လညှနံ၊ ကို။ ဘိန္ဒိတွာ၊ ဖျက်၍။
ပေဋ္ဌ၊ ကို။ ဝိဝရိတွာ၊ ဖွင့်၍။ သဗ္ဗသုပဗျဉ္ဇနေဟိ၊ အလုံးစုံသော ဟင်းရည်
ဟင်းလျာတို့မှ။ အဂ္ဂု၊ အဦးအဖျား အဦးအဖျားကို။ အာဒါယ၊ ယူ၍။
ဘာဇနေ၊ ခွက်တခု၌။ ပက္ခိပိတွာ၊ ထည့်၍။ (စုပေါင်း ထည့်ထား၍။)
သဒေါသနိဒ္ဒေါသဘာဝစိမ္မံသနတ္ထံ၊ အပြစ်ရှိသည်၏ အဖြစ် အပြစ်မရှိသည်၏
အဖြစ်ကို စုံစမ်းခြင်းအကျိုးငှာ။ အဇ္ဈောဟရတံ၊ မျိုးရ၏။ (စား၍ ပြရ၏။)
[အဆိပ်ပါလျှင် ချက်ထားသော စဖို့သည်သည်ပင် ရှေးဦးစွာ သေရလိမ့်မည်။]
တတော၊ ထိုမှ နောက်၌။ ရညော၊ အား။ နာနဂ္ဂရသ ဘောဇနံ၊ အမျိုးမျိုး
ကောင်းမြတ်သော အရသာရှိသော ဘောဇဉ်ကို။ ဥပနာမေတံ၊ ဆက်သရ၏။

၁။ ဝိဿဝိတာယ။ ။ဝိပုဗ္ဗ၊ သုဓာတ်သည် ဓာတုနံ အနေကတ္ထတ္တာ နှင့်အညီ
အရဟ-အနက်ကို ဟော၏။ ဝိဿဝတံ၊ ထိုက်တန်၏။ ဣတိ ဝိဿဝိ၊ (ဝိဿဝိဟူသော
ဣကာရန္တနောင် ဣတ္ထိဇောတက ဤပစ္စည်း။) ဝိဿဝိယာ၊ ထိုက်တန်သော ဝေဒနာ၏။
(တနည်း-အဿတ္ထိ ဣပစ္စည်းဖြင့်) ဝိဿဝိနော၊ ထိုက်တန်သော ရှင်ဘုရင်၏+ဘာဝေါ
ဝိဿဝိတာ။ [အနေကတ္ထတ္တာ ဟိ ဓာတုနံ အရဟတ္ထော ဝိပုဗ္ဗော သုသဒ္ဓေါ။-ဋီကာ။]
(တနည်း) ဝိပုဗ္ဗ-သုဓာတ်သည် သဇန (စွမ်းနိုင်ခြင်း) အနက်ကို ဟော၏။ သဇနံကို
သမတ္တနံဟု ယောဇနာဖွင့်၏။ အာရုံကို (သို့မဟုတ်-စားဖွယ်ကို) အလိုရှိတိုင်း အာရုံ
ပြုနိုင် (သို့မဟုတ်-ကားစွမ်းနိုင်) ခြင်းဟူသော ဝသိတာသည်လည်းကောင်း၊ အာရုံပြုခြင်း
(စားခြင်း၊ စွန့်ပေးခြင်း-စသည်ဖြင့် အလိုရှိတိုင်း ပြုခြင်း) ဟူသော ကာမကာရိတာသည်
လည်းကောင်း ဝိဿဝိတာ မည်၏။ [ဝိဿဝံ ဝါ သဇနံ၊ ဝသိတာ ကာမကာရိတာ ဝါ
ဝိဿဝိတာ။-ဋီကာ။] ဤနည်းဝယ် မရဋီကာ၌ “ဝိသဝပုဗ္ဗ+ဣဓာတ်” ဟုလည်းကောင်း၊
“ဣဓာတု ဝသိတဝါစကော၊ ကာမကာရိတဝါစကော ဝါ” ဟုလည်းကောင်း ဖွင့်လေ
၏။ စဉ်းစားပါ။

ရာဇာ၊ သည်။ ဣဿရဝတာယ၊ ဖြင့်။ ဝိဿဝိတာယ၊ ဖြင့်။ ဝါ၊ ဖြင့်။ သာမိ၊ အရှင်သခင်သည်။ ဟုတော။ ဣစ္ဆိတိစ္ဆိတံ၊ အလိုရှိအပ် အလိုရှိအပ်သော ဘောဇဉ်ကို။ ဘုဉ္ဇတိ၊ စားနိုင်၏။

ဟိ၊ ဥပမာန ဥပမေယျ ရောနှော၍ ပြဋ္ဌိးအံ့။ တတ္ထ၊ ထို ဥပမာစကားရပ်၌။ သူဒဿ၊ ၏။ ဘတ္တဝိမံသနမတ္တမိဝ၊ ထမင်းကို စုံစမ်းရခြင်းမျှကဲ့သို့။ အဝ-
သေသဓမ္မာနံ၊ ဝေဒနာမျှကြွင်းသော သမ္ပယုတ်တရားတို့၏။ အာရမ္မဏရသဿ၊ ကို။ ဧကဒေသာနုဘဝနံ၊ တစိတ်တဒေသကို ခံစားရခြင်းသည်။ (ဟောတိ။) ဟိ၊ မှန်။ သူဒေါ၊ သည်။ ဘတ္တေကဒေသမတ္တမေဝ၊ ထမင်း၏ တစိတ်တဒေသ မျှကိုသာ။ ဝိမံသတိ ယထာ၊ စုံစမ်းရသကဲ့သို့။ ဝေ၊ တူ။ သေသဓမ္မာပိ၊ ဝေဒနာမျှကြွင်းသော တရားတို့သည်လည်း။ အာရမ္မဏရသေကဒေသမေဝ၊ အာရုံ အရသာ၏ တစိတ်တဒေသ ကိုသာ။ အနုဘဝန္တိ၊ ခံစားကြရကုန်၏။ ပန၊ ကား။ ရာဇာ၊ သည်။ ဣဿရဝတာယ ဝိဿဝိတာယ သာမိ ဟုတော။ ယုဒိစ္ဆကံ၊ အလိုရှိတိုင်း။ ဘုဉ္ဇတိ ယထာ၊ စားနိုင်သကဲ့သို့။ ဝေ၊ တူ။ ဝေဒနာပိ၊ သည်လည်း။ ဣဿရဝတာယ ဝိဿဝိတာယ။ သာမိဘာဝေန၊ အရှင်သခင်၏ အဖြစ်ဖြင့်။ အာရမ္မဏရသံ၊ ကို။ အနုဘဝတိ၊ ခံစားနိုင်၏။ တသ္မာ၊ ကြောင့်။ အနုဘဝနရသာတိ၊ ဟူ၍။ ဝုစ္ဆတိ။

ဒုတိယေ အတ္တဝိကပေ၊ ဒုတိယ အတ္တဝိကပ်၌။ (ဣဋ္ဌာကာရသမ္ဘောဂရသာ ဝါ ဟူသော ဒုတိယ အတ္တဝိကပ်၌။) ဣဓ၊ ဤ ပထမ မဟာကုသိုလ်စိတ်၌။ အဓိပေတော၊ အလိုရှိအပ်သော။ အယံ ဝေဒနာ၊ ဤ သောမနဿဝေဒနာကို။ ယထာ ဝါ တထာ ဝါ၊ အမှတ်မထား တပါးပါးသော အခြင်းအရာ အားဖြင့်။ အာရမ္မဏဿ၊ ၏။ ဣဋ္ဌာကာရမေဝ၊ ဣဋ္ဌ အခြင်းအရာကိုသာ။ သမ္ဘုဉ္ဇတိ၊ ကောင်းစွာ ခံစား၏။ ဣတိ၊ ကြောင့်။ ဣဋ္ဌာကာရသမ္ဘောဂ-
ရသာတိ၊ ဟူ၍။ ဝုတ္တာ၊ ပြီ။ ပန၊ ကား။ (ရသမ္ပတပါး ပစ္စုပဋ္ဌာန်ကား။) စေတသိကအဿာဒတော၊ စိတ်၌မှီသော သာယာတတ်သော တရား၏ အဖြစ် ကြောင့်။ သော၊ ဤ ဝေဒနာကို။ အတ္တနော၊ ၏။ သဘာဝေနေဝ၊ ပင်ကို သာယာခြင်း သဘောအားဖြင့်ပင်။ ဥပဋ္ဌာနံ၊ ယောဂီတို့ဉာဏ်အား ထင်လာ ခြင်းကို။ သန္ဓာယ၊ ရည်ရွယ်၍။ စေတသိကအဿာဒပစ္စုပဋ္ဌာနာတိ၊ ဟူ၍။ ဝါ၊ စိတ်၌မှီသော သာယာတတ်သော တရား၏အဖြစ်ဖြင့် ယောဂီတို့ဉာဏ်အား ရှေးရှုထင်လာ၏ ဟူ၍။ ဝုတ္တာ၊ ပြီ။ ပန၊ ကား။ (ပစ္စုပဋ္ဌာန်မှတစ်ပါး ပဒဋ္ဌာန် ကား။) ယသ္မာ၊ ကြောင့်။ ပဿဒ္ဓကယော၊ ငြိမ်းအေးပြီးသော ရူပကာယ နာမကာယ ရှိသူသည်။ သုခံ၊ သုခကို။ ဝေဒေတိ၊ ခံစား၏။ တသ္မာ၊ ကြောင့်။ ပဿဒ္ဓိပဒဋ္ဌာနာတိ၊ ဟူ၍။ ဝေဒိတဗ္ဗာ။

(ယာ ဓမ္မဇာတိ။) နီလာဒိဘေဒံ၊ အညိ အစရှိသော အပြားရှိသော။ အာရမ္မဏံ၊ ကို။ သဉ္ဇာနာတိ၊ မှတ်သိ သိတတ်၏။ ဣတိ၊ ထိုသို့ မှတ်သိ သိတတ်သည်၏ အဖြစ်ကြောင့်။ (သဒ္ဓဓမ္မဇာတိ။) သညာ၊ ၎င်း။ သာ၊ ထို သညာသည်။ *သဉ္ဇာနန လက္ခဏာ၊ မှတ်သိ သိခြင်း လက္ခဏာရှိ၏။ ပစ္စာဘိညာဏရသာ၊ ရှေးအမှတ်ဖြင့် နောက်ထပ် သိခြင်းကိစ္စ ရှိ၏။ ဟိ၊ မှန်။ စတုဘူမိကသညာ၊ သည်။ နော သဉ္ဇာနနလက္ခဏာ နာမ၊ သဉ္ဇာနနလက္ခဏာ မရှိသည်မည်သည်။ နတ္ထိ။ သဗ္ဗာ၊ အလုံးစုံသော သညာသည်။ သဉ္ဇာနနလက္ခဏာဝ၊ သဉ္ဇာနနလက္ခဏာရှိသည်သာ။ ဟောတိ။ ပန၊ ဆက်။ ဧတ္ထ၊ ဤ သညာတို့တွင်။ ယာ၊ အကြင် သညာသည်။ အဘိညာဏေန၊ ရှေး အမှတ်အသားဖြင့်။ သဉ္ဇာနာတိ၊ ၎င်း။ သာ၊ ထို သညာသည်။ ပစ္စာဘိညာဏရသာ နာမ၊ ပစ္စာဘိညာဏ-ရသ မည်သည်။ ဟောတိ။

တဿ၊ ထို သညာ၏။ (ပဝတ္တိ ဝေဒိတဗျာ-၌စပ်။) ဝဇ္ဇကိဿ၊ လက် သမား၏။ ဒါရုမ္ပိ၊ သစ်သား၌။ အဘိညာဏံ၊ အမှတ်အသားကို။ ကတော၊ ပြု ပြီး၍။ ပုန၊ တဖန်။ တေန အဘိညာဏေန၊ ထို အမှတ်အသားဖြင့်။ တံ၊ ထို သစ်သားကို။ ပစ္စာဘိဇာနနကာလေ၊ နောက်ထပ် သိရာအခါ၌ လည်းကောင်း။ (ပဝတ္တိ ဝေဒိတဗျာ-၌-စပ်။) ပုရိသဿ၊ ၎င်း။ ကာဠတိလကာဒိ အဘိညာဏံ၊ မဲသော အပျောက် အကွက် အစရှိသော အမှတ်အသားကို။ [ကာဠောဝေ တိလကော ကာဠတိလကော။-ယောဇနာ။ ရှေးနိဿယ၌ ကာဠကို “မဲ့မည်း” ဟု လည်းကောင်း၊ တိလကကို “မှန်ကူ” ဟု လည်းကောင်း ပေး၏။] သလ္လက္ခေ- တော၊ မှတ်သား၍။ ပုန။ တေန၊ ထို အမှတ်အသားဖြင့်။ ဧသော၊ ဤသူကား။ အသုကော နာမ၊ ထိုမည်သူတည်း။ ဣတိ၊ သို့။ တဿ၊ ထို ယောက်ျားကို။ ပစ္စာဘိဇာနနကာလေ၊ ၌လည်းကောင်း။ ရညော၊ ၎င်း။ ပိဋ္ဌန္တနဂေါပက ဘဏ္ဍာ- ဂါရိကဿ၊ တန်ဆာကို စောင့်ရှောက်သော ဘဏ္ဍာစိုး၏။ တသ္မိံ တသ္မိံ ပိဋ္ဌန္တနေ၊ ထိုထို တန်ဆာ၌။ နာမပဏ္ဍကံ၊ နာမည် စာရွက်ငယ်ကို။ ဝါ၊ ကမည်း စာရွက်ငယ်ကို။ [နာမဿ လိခနပဏ္ဍကံ-နာမည်ကို ရေးအပ်ရာ စာရွက်ငယ်။] ဗန္ဓိတော၊ ဖွဲ့ချည်၍။ အသုကံ ပိဋ္ဌန္တနံ နာမ၊ ထိုမည်သော တန်ဆာကို။ အာဟရ၊

* သဉ္ဇာနန ပစ္စာဘိညာဏ။ ။ ပညာကဲ့သို့ ထူးထူးထွေထွေ မသိပဲ ထင်လာသော အာရုံကို အညိပဲ၊ အရွှေပဲ၊ အရှည်ပဲ-စသည်ဖြင့် မှတ်သောအားဖြင့် သိခြင်းကို “သဉ္ဇာနန” ဟု ခေါ်၏။ ထို ရှေးအမှတ်အသားဖြင့် နောက်ထပ်သိခြင်းကို “ပစ္စာဘိညာဏ” ဟု ခေါ်သည်။ ပတိ၊ တဖန်။ ဝါ၊ နောက်ထပ်။ အဘိညာဏရသာ၊ ရှေးအမှတ်ဖြင့် သိခြင်းကိစ္စရှိ၏။ ထိုသို့ရှေးအမှတ်ဖြင့် နောက်ထပ်သိရာ၌လည်း တတိယအကြိမ် ထပ်၍ သိဖို့ရန် မှတ်သေး၏။ ထိုမှတ်ခြင်းကား သဉ္ဇာနနတည်း။

ဆောင်ခဲ့လော့။ ဣတိ၊ သို့။ ဝုတ္တေ၊ သော်။ ဒိပံ၊ ဆီမီးကို။ ဇာလေတွာ၊
 တောက်စေ၍။ ဝါ၊ ညှိထွန်း၍။ ရတနဂဗ္ဘံ၊ ရတနာတိုက်ခန်းသို့။ ပဝိသိတွာ၊
 ဝင်၍။ ပဏ္ဏံ၊ စာရွက်ကို။ ဝါစေတွာ၊ တိုးတိုး ဆိုစေ၍။ ဝါ၊ ဖတ်၍။
 တဿ တဿေဝ ပိဋန္တနဿ၊ ထိုထို တန်ဆာကိုသာလျှင်။ အာဟရဏကာလေ
 စ၊ ဆောင်ယူရာ အခါ၌လည်းကောင်း။ ပဝတ္တိ၊ ဖြစ်ပုံကို။ ဝေဒိတဗျာ။ [ဤ
 ဥပမာများဖြင့် ရှေးဦးစွာ မှတ်သားပြီးနောက် ထို အမှတ်ဖြင့် နောက်ထပ်
 သိပုံကို ပြသည်။]

အပရော၊ အခြားသော။ နယော၊ နည်းကို။ (ဝေ ဝေဒိဗျော။) ဟိ၊
 ချဲ့။ သဗ္ဗသင်္ဂါဟကဝသေန၊ အလုံးစုံသော သညာကို သိမ်းယူသောစကား
 ၏ အစွမ်းဖြင့်။ သညာ၊ သည်။ သဗ္ဗာနနလက္ခဏာ၊ ရှိ၏။ ပုန၊ တဖန်။
 ဝါ၊ နောက်ထပ်။ သဗ္ဗာနန ပစ္စယနိမိတ္တ ကရဏရသာ၊ မှတ်သိ သိမှတ်ခြင်း
 ၏ အကြောင်းဖြစ်သော အမှတ်အသားကို ပြုခြင်းကိစ္စရှိ၏။ (ကေ ဝိယ၊ အဘယ်
 သူတို့ကဲ့သို့နည်း။) ဒါရုအာဒိသု၊ သစ်သား အစရှိသည်တို့၌။ တစ္ဆကာဒယော
 ဝိယ၊ လက်သမား အစရှိသူတို့ ကဲ့သို့တည်း။ (လက်သမား စသူတို့၏ မှတ်သား
 ပုံ ကဲ့သို့တည်း။)

ယထာဂဟိတ နိမိတ္တဝသေန၊ အကြင်အကြင် ယူအပ်ပြီးသော အမှတ်
 အသား၏ အစွမ်းဖြင့်။ အဘိနိဝေသကရဏ ပစ္စုပဋ္ဌာနာ၊ မှားမှားယွင်းယွင်း
 နှလုံးသွင်းခြင်းကို ပြုတတ်သောတရားဟု ယောဂီတို့ဉာဏ်အား ထင်လာတတ်
 ၏။ (ကေ ဝိယ၊ အဘယ်သူတို့ ကဲ့သို့နည်း။) ဟတ္ထိဒဿကအန္ဓာ၊ ဆင်ကိုညှန်
 ပြသော သူကန်းတို့သည်။ (အဘိနိဝေသံ၊ မှားမှား ယွင်းယွင်း နှလုံးသွင်း
 ခြင်း ကို။ ဝါ၊ စွဲလမ်းခြင်းကို။ ကရောန္တိ ဝိယ၊ ပြုကုန်သကဲ့သို့တည်း။) [ဤ
 ပုဒ်၏ အဓိပ္ပာယ်ကို သင်္ဂြိုဟ်ဘာသာဋီကာ၌ ပြထားပြီ။] ဝါ၊ တနည်း။
 အာရမ္မဏော ဌံ။ အနောဂါဠ ဝုတ္တိတာယ၊ သက်ဝင်သောဖြစ်ခြင်း မရှိသည်၏

၁။ သဗ္ဗ။ ပ။ ဒယော ဝိယ။ ။ရှေးဦးစွာ မှတ်သားသောသညာ၊ နောက်ထပ် သိဖို့
 ရန် အမှတ်အသားပြုသော သညာ ဤ သညာအားလုံးကို သိမ်းယူခြင်းကို “သဗ္ဗသင်္ဂါ-
 ဟကဝသေန” ဟု ဆိုသည်။ လက်သမားသည် ဤသစ်သားကို မည်သည့်နေရာ၌
 အသုံးပြုဖို့ဟု ရှေးဦးစွာ မှတ်သားလိုက်၏။ ထိုမှတ်သားခြင်းမျိုးသည် နောက်ထပ်
 သိဖို့ရန်လည်း မှတ်သားရာ့ရှောက်၏။ ထိုသို့မှတ်သားရာ၌ ပထမသိခြင်းကား သဗ္ဗာနန-
 လက္ခဏာတည်း။ နောက်ထပ်သိဖို့ရန် အမှတ်အသားပြုခြင်းကား ကိစ္စတည်း။ တစ္ဆ-
 ကာဒယော၌ အာဒိဖြင့် ရှေ့ပြုခဲ့သော ကာဠာလက-စသည်ကို မှတ်တတ်သော
 မုရိသ၊ ပိဋန္တနဂေါပကဘဏ္ဍာဂါရိက-ဟို့ကို ယူပါ။ [တစ္ဆကော ဝုတ္တိ မတော။-
 အဘိဓာန်။]

အဖြစ်ကြောင့်။ (နက်နက်နဲနဲ မယူတတ်သည်၏ အဖြစ်ကြောင့်။) အစိရဋ္ဌာန ပစ္စုပဋ္ဌာနာ၊ ကြာမြင့်စွာ တည်ခြင်းမရှိသော တရားဟု ယောဂီတို့ဉာဏ်အား ထင်လာတတ်၏။ (ကိမိဝ၊ အဘယ်ကဲ့သို့နည်း။) ဝိဇ္ဇ၊ ဝိယ၊ လျှပ်စစ်ကဲ့သို့ တည်း။ [လျှပ်စစ်သည် ကြာမြင့်စွာ မတည်သကဲ့သို့ သညာလည်း အာရုံ၌ ကြာ မြင့်စွာမတည်-ဟူလို။] ယထာ ဥပဋ္ဌိတ ဝိသယပဒဋ္ဌာနာ၊ အကြင်အကြင် ထင် လာတိုင်းသော အာရုံဟူသော နီးစွာသော အကြောင်းရှိ၏။ (ကိမိဝ။) တိဏ- ပုရိသကေသု၊ မြက်ဖြင့်ပြုလုပ်အပ်သော ယောကျိားရုပ်တို့၌။ မိဂပေါတကာနံ၊ သမင်ငယ်တို့၏။ ပုရိသာတိ ဥပ္ပန္နသညာ ဝိယ၊ ယောကျိားတွေ ဟု ဖြစ်သော အမှတ်အသား ကဲ့သို့တည်း။ [ဤပုဒ်၏ အဓိပ္ပာယ်ကိုလည်း သင်္ဂြိုဟ်ဘာသာဋီကာ ၌ ပြထားပြီ။]

ပန၊ ဆက်။ ဧတ္ထ၊ ဤ သညာတို့တွင်။ ယာ၊ အကြင် သညာသည်။ ဉာဏသမ္ပယုတ္တာ၊ ဉာဏသမ္ပယုတ်သည်။ ဟောတိ၊ ၏။ သာ သညာ၊ ထိုသညာသည်။ ဉာဏမေဝ၊ ဉာဏ်သို့သာ။ အနုဝတ္တတိ၊ အစဉ်လိုက်၏။ [ဉာဏ်သို့ အစဉ်လိုက် သောကြောင့် ဉာဏသမ္ပယုတ်သညာသည် အဘိနိဝေသကိုလည်း မပြု။ ဝိပရိ- တဂ္ဂါဟ-လည်း မဖြစ်တော့-ဟူလို။] (ကိမိဝ။) သသမ္ဘာရပထဝီ အာဒိသု၊ အဆောက် အဦနှင့် တကွဖြစ်သော ပထဝီ အစရှိသည်တို့၌။ သေသဓမ္မာ၊ ပထဝီမှကြွင်းသော အာပေါ-စသော တရားတို့သည်။ ပထဝီအာဒိနိ၊ ပထဝီ- အစရှိသည်တို့သို့။ (အာနုဝတ္တန္တိ) ဝိယ၊ အစဉ်လိုက်ကုန်သကဲ့သို့တည်း။ ဣတိ၊ ဝေဒိတဗျာ၊ ၏။

(ယာ ဓမ္မဇာတိ။) စေတယတိ၊ စေတော် ' တတ်၏။ ဣတိ၊ ထိုသို့ စေတော် တတ်သည်၏ အဖြစ်ကြောင့်။ (သာ ဓမ္မဇာတိ။) စေတနာ၊ မည်၏။ အတ္တနာ၊

၁။ သသမ္ဘာရ။ ပ။ ဝေဒိတဗျာ။ ။ အတူတကွဖြစ်ဖက် အာပေါ တေဇော ဝါ ယော-စသော ရုပ်တို့ကို “သမ္ဘာရ” ဟု ခေါ်၏။ ထိုသမ္ဘာရနှင့် တကွဖြစ်သော ပထဝီဓာတ်ကို “သသမ္ဘာရပထဝီ” ဟု ခေါ်သည်။ ယခုမျက်မြင် မြေကြီးပင်တည်း။ ထိုမြေကြီး၌ ပထဝီ ဓာတ် လွန်ကဲရကား ကက္ခဋ သဘောရှိ၏။ ကြွင်းသော ရုပ်တရား တို့သည် ပထဝီသဘောသို့ လိုက်လျော၍ ဖြစ်ကြရသောကြောင့် မြေကြီးတခုလုံး ခက်မာ ငြင်းသဘော ရှိရလေသည်။ မီး၊ လေ၊ ရေတို့လည်း သသမ္ဘာရ တေဇော၊ သသမ္ဘာရ ဝါယော၊ သသမ္ဘာရ အာပေါ တို့တည်း။ ထိုဝတ္ထုတို့၌လည်း ကြွင်းသော ရုပ်တရား တို့သည် တေဇော၊ သို့မဟုတ် ဝါယော၊ သို့မဟုတ် အာပေါတို့၏ သဘောသို့ လိုက်ကြ ရကုန်၏။

၂။ စေတော်ခြင်း။ ။ စေတနာကို “စေတော်ခြင်း” ဟု ရှေးဆရာတို့ မြန်မာပြန် ကြ၏။ ထိုမြန်မာပြန်၌ “စေ” ဟူသောစကားသည် ဤ အဘိသန္ဓဟန အနက်ဖြစ် သော ဖွဲ့စပ်ခြင်းပင်တည်း။ “ဆော်” ဟူသော စကားကား နောက်၌လာမည့် ခေတ္တသာမိ

မိမိနှင့်။ သဒ္ဓိံ၊ ဟက္ခ။ သမ္ပယုတ္တဓမ္မေ၊ သမ္ပယုတ်တရားတို့ကို။ အာရမ္မဏေ၊
 ဌ။ အဘိသန္ဓဟတိ၊ ဖွဲ့စပ်တတ်၏။ ဣတိ (အယံ)၊ ကား။ အတ္ထော၊ စေတယတိ
 ဟူသော ပုဒ်၏ အနက်တည်း။ သာ၊ ထို စေတနာသည်။ စေတယိတလက္ခဏာ၊
 စေတနာတတ်သည်၏ အဖြစ်-ဟူသော လက္ခဏာ ရှိ၏။ [စုရာဒိ၊စိတ-ဓာတ်
 သည် ဥဿာဟ-အနက်ကို ဟော၏။ ထို ဥဿာဟဟူသည်လည်း ဝီရိယ မဟုတ်၊
 လေးလေးစားစားအာရုံပြုခြင်းတည်း။] စေတနာဘာဝလက္ခဏာ၊ စေတနာတတ်
 သည်၏ အဖြစ် ဟူသော လက္ခဏာရှိ၏။ ဣတိ အတ္ထော၊ နက်။ [စေတယိတ-ဌ
 ဘာဝပုဓာန ကြံပါ။ စေတနာဘာဝေ၊ ဗျာပါရဘာဝေ၊ -ဋီကာ။] အာယူ-
 ဟနရသာ၊ ဖရိဖရဲကြဲ၍ မနေအောင် ပေါင်းစုခြင်း ကိစ္စ ရှိ၏။

ဟိ၊ မှန်။ စတုဘူမိကစေတနာ၊ သည်။ နော စေတယိတလက္ခဏာ နာမ၊
 မည်သည်။ နတ္ထိ၊ သဗ္ဗာ၊ အလုံးစုံသော စေတနာသည်။ စေတယိတလက္ခဏာဝ၊
 စေတယိတလက္ခဏာ ရှိသည်သာ။ ဟောတိ၊ ပန၊ ကား။ အယူဟနရသတာ၊
 အာယူဟနရသ ရှိသည်၏အဖြစ်သည်။ ကုသလာကုသလေသု ဝေ၊ ကုသိုလ်
 အကုသိုလ် စိတ်တို့၌သာ။ ဟောတိ၊ ဟိ၊ ချဲ့။ ကုသလာကုသလကမ္မာယူဟနဋ္ဌာ-
 နံ၊ ကုသိုလ်ကံ အကုသိုလ်ကံကို အားထုတ်ရာဋ္ဌာနသို့။ ပတွာ၊ ရောက်၍။ ဝါ၊
 သော်။ သေသသမ္ပယုတ္တဓမ္မာနံ၊ စေတနာမှကြွင်းသော သမ္ပယုတ်တရားတို့၏။
 ဧကဒေသမတ္တမေဝ၊ တစိတ်တဒေသမျှသည်သာ။ ကိစ္စံ၊ သည်။ ဟောတိ၊ ၏။
 စေတနာ ပန၊ သည်ကား။ အတိရေက ဥဿာဟာ၊ လွန်ကဲသော အားထုတ်
 ခြင်း ရှိသည်။ အတိရေကဝါယာမာ၊ လွန်ကဲသော ကြိုးစားခြင်းရှိသည်။ ဒိဂု-

စသူတို့၏ နှိုးဆော်ပုံကို ယူထားသော စကားတည်း။ အဘိသန္ဓဟတိကို “ပဗန္ဓတိ၊
 အဆက်မပြတ်အောင် ဖွဲ့စပ်တတ်၏။ ပဝတ္ထတိ၊ အဆက်မပြတ်အောင် ဖြစ်စေတတ်၏”
 ဟု ဋီကာဖွင့်သည်။ ဆိုလိုရင်းကား-စေတနာ၏ စေတနာမူကြောင့် အာရုံ၌ အဆက်
 မပြတ် ထပ်ကာ ထပ်ကာ သမ္ပယုတ်တရားတွေ ဖြစ်နေကြသည်-ဟူလို။

၁။ အာယူဟနရသာ။ ။ “အာ+ဥိဟန” ဟု ခွဲ၊ ယ-လာ၍ “အာယူဟန” ဟု
 ဖြစ်၏။ အာသည် ဗျာပန အနက်ဟော။ ဥိဟဓာတ်သည် (“ဓာတူနံ အနေကတ္ထတ္တာ”
 နှင့်အညီ ရာသိကရဏ အနက်ဟော။ အာ-ယုဉ်ဖက်သမ္ပယုတ်တရားတိုင်း၌ ပျံ့နှံ့၍+
 ဥိဟန-တပါးစီကွဲ၍မနေအောင်) ပေါင်းစုခြင်း။ သမ္ပယုတ်တရားတို့ကို တပါးစီကွဲ၍
 မနေစေပဲ ပေါင်းစုခြင်းကိစ္စကို “အာယူဟနရသ” ဟု ဆိုသည်။ ထို့ကြောင့် ခေတ္တသာမီ
 ဥပမာ၌ “ဧကတော ခေတ္တံ ဩတရတိ” ဟု ပေါင်းစုပုံကို ဥပမာပြသည်။ [အနေ-
 ကတ္ထတ္တာ ဓာတူနံ ဥိဟနံ ရာသိကရဏံ ။ပ။ ဧတ္ထ စ ဗျာပနတ္ထံ အာကာရံ၊ တဿ စ
 ယကာရာဂမံ ကတွာ သဗ္ဗိယုနတ္ထံ အာယူဟနန္တိ ပဒံ ဝေဒိတဗ္ဗံ။ - သစ္စဝိဘင်း
 အနုဋီကာ။]

ဏုဿာဟာ၊ နှစ်ဆတက် အားထုတ်ခြင်းရှိသည်။ ဒိဂုဏဝါယာမာ၊ နှစ်ဆတက် ကြိုးစားခြင်းရှိသည်။ ဟောတိ၊ ဤ။ [အတိရေက ဥဿာဟာဂ္ဂိပင် “အတိရေက ဝါယာမာ” ဟု ဖွင့်သည်။ ဒိဂုဏုဿာဟာ ဒိဂုဏဝါယာမာတို့စား အတိရေက ဖြစ်ပုံကို ပြသော စကားတည်း။ ဒိဂုဏ ဆိုသော်လည်း ၂-ဆတက် အားထုတ် ခြင်းမဟုတ်။ ဗျာပါရ များခြင်းတည်း။] တေန၊ ကြောင့်။ ပေါရာဏာ၊ ရှေး ဆရာတို့သည်။ ထာဝရိယ၊ ။ပ။ စေတနာတိ ဟူ၍။ အာဟု၊ ဆိုကြကုန်ပြီ။ [သော စေတနာ ဤ စေတနာသည်။ ထာဝရိယသဘာဝသဏ္ဍိတာ၊ လယ်ယာ ပိုင်ရှင်၏။ သဘော၌ ကောင်းစွာတည်သော တရားတည်း။] ခေတ္တသာမိ၊ လယ်ယာပိုင်ရှင်ကို။ ထာဝရိယောတိ၊ ထာဝရိယ ဟူ၍။ ဝုစ္စတိ။

ခေတ္တသာမိ၊ လယ်ပိုင်ရှင်ဖြစ်သော။ ပုရိသော၊ သည်။ ပဉ္စပဏ္ဏာသ၊ ၅-ကျိပ် ၅-ယောက်သော။ ဗလိပုရိသော၊ အစား ယောက်ျားတို့ကို။ ဂဟေ- တွာ၊ ခေါ်၍။ လာယိဿာမိ၊ ရိတ်အံ့။ ဣတိ၊ ဤသို့ ပြော၍။ ဧကတော၊ တပေါင်းတည်း။ ခေတ္တံ၊ လယ်သို့။ ဩတရတိယထာ၊ သက်ဆင်း သကဲ့သို့။ တဿ၊ ထိုလယ်ပိုင်ရှင် ယောက်ျား၏။ အတိရေကော၊ လွန်ကဲသော။ ဥဿာ- ဟော၊ အားထုတ်ခြင်းသည်။ အတိရေကော၊ သော။ ဝါယာမော၊ ကြိုးစား ခြင်းသည်။ ဒိဂုဏော၊ ၂-ဆတက်သော။ ဥဿာဟော၊ သည်။ ဒိဂုဏော၊ သော။ ဝါယာမော၊ ကြိုးစားခြင်းသည်။ ဟောတိ ယထာ၊ ကဲ့သို့။ နိရန္တရံ၊ မပြတ် မလပ်။ (ဝဒတိ-၌ စပ်။) ဂဏှထာတိ အာဒိနိ၊ ဂဏှထ-အစရှိသော စကားတို့ ကို။ ဝါယုကြင်ကြ အစရှိသော စကားတို့ကို။ ဝဒတိ ယထာ၊ ပြောသကဲ့သို့။ သိမံ၊ အပိုင်းအခြားကို။ (“မည်သည့်နေရာတိုင်အောင် ရိတ်ရမည်” ဟူသော အပိုင်းအခြားကို။) အာစိက္ခတိ ယထာ၊ ပြောပြသကဲ့သို့။ တေသံ၊ ထိုကောက်ရိတ် သမားတို့ဖို့။ သုရာဘတ္တဂန္ဓမာလာဒိနိ၊ သေရည်၊ ထမင်း၊ နံ့၊ သာ၊ ပန်း အစရှိသည် တို့ကို။ ဇာနာတံ ယထာ၊ သိသကဲ့သို့။ (တိုက်ကျွေးဖို့ ပေးကမ်းဖို့ရန် အလိုက် သိသကဲ့သို့။) ပဂံ၊ လမ်းကို။ (ရိတ်၍ သွားရမည့်လမ်း၊ ရိတ်စရာလမ်းကို။) သမကံ၊

၁။ ထာဝရိယသဘာဝသဏ္ဍိတာ။ ။ရှေ့ငွေစသော ဥစ္စာသည် ရွှေလျှားပြောင်းသွား တတ်သောကြောင့် ဇင်္ဂမဉ္ဇာ မည်၏။ လယ်ယာတို့ကား မရွှေ့မပြောင်းတတ်သော ထာဝရဥစ္စာမည်၏။ ထာဝရော ယဿ အတ္ထိတိ သာဝရိယော။ ဣက-ပစ္စည်းမှ က-ကို ယ-ပြု။ [ယောဇနာ၌ “ထာဝရဿ ခေတ္တဿ သာမိ ထာဝရိယော” ဟု ပြုလေ၏။] ထာဝရိယဿ + သဘာဝေါ ထာဝရိယသဘာဝေါ-လယ်ပိုင်ရှင်၏ လုပ်သားတို့ထက် ဗျာ ပါရများသော သဘော၊ ထာဝရိယသဘာဝေ + သဏ္ဍိတာ ထာဝရိယသဘာဝသဏ္ဍိ- တာ-လယ်ပိုင်ရှင်ကဲ့သို့ ဗျာပါရများခြင်းသဘောကို “ထာဝရိယသဘာဝ” ဟု ခေါ်ပါ။ ထိုသဘော၌ ကောင်းစွာတည်သည်၊ ထိုသဘောရှိသည်-ဟူလို။

ညီမျှအောင်။ ဟရတိ ယထာ၊ ဆောင်သကဲ့သို့။ ဝေံ သမ္ပဒံ၊ ဤသို့ မချွတ်
မယွင်း ပြီးစီးခြင်းရှိသော။ ဣဒံ၊ ဤ ဥပမေယျကို။ ဝေဒိတဗ္ဗံ၊ ၏။

ဟိ၊ ဥပမာန ဥပမေယျကို ရောနှော၍ပြဦးအံ့။ ခေတ္တသာမိ၊ သော။ ပုရိ-
သော၊ ကို။ (ဝေဒိတဗ္ဗော) ဝိယ၊ ကဲ့သို့။ (တထာ၊ တူ။) စေတနာ၊ ကို။
(ဝေဒိတဗ္ဗော။) ပဉ္စပဏ္ဏာသ၊ သော။ ပသိပုရိသာ၊ တို့ကို။ (ဝေဒိတဗ္ဗော ယထာ။
တထာ၊ တူ။) စိတ္တဂံဝသေန၊ စိတ်အင်္ဂါ၏ အစွမ်းဖြင့်။ ဥပန္နာ၊ ဖြစ်ကုန်သော
ပဉ္စပဏ္ဏာသ၊ ၅၅-ပါးသော။ ကုသလာဝပ္ပာ၊ ဖဿ ဝေဒနာ-စသော ကုသိုလ်
တရားတို့ကို။ (ဝေဒိတဗ္ဗော၊ ကုန်၏။) ခေတ္တသာမိ ပုရိသဿ၊ ၏။ ဒိဂုဏုဿာဟ
ဒိဂုဏဝါယာမကရဏကာလော၊ ၂-ဆတက် အားထုတ်မှု၊ ၂-ဆတက် ကြိုး
စားမှုကို ပြုရာအခါကို။ (ဝေဒိတဗ္ဗော ဝိယ၊ တထာ။) ကုသလာကုသလကမ္မာ-
ယူဟနဋ္ဌာနံ ပတွာ။ စေတနာယ၊ ၏။ ဒိဂုဏုဿာဟော ဒိဂုဏဝါယာမော
ဟောတိ။ ဝေံ၊ ဤသို့လျှင်။ အဿာ၊ ထို စေတနာ၏။ အာယူဟနရသတာ၊
အာယူဟနရသ ရှိသည်၏အဖြစ်ကို။ ဝေဒိတဗ္ဗော။

ပန၊ ကား။ (ရသမှတပါး ပစ္စုပဋ္ဌာန်ကား။) သာ သော၊ ထိုစေတနာသည်။
သံဝိဒဟနပစ္စုပဋ္ဌာနာ၊ စိမံတတ်သောတရားဟု ယောဂီတို့ဉာဏ်အား ထင်လာ
တတ်၏။ ဟိ၊ ချဲ့။ အယံ၊ ဤ စေတနာသည်။ သံဝိဒဟမာနာ၊ စိမံတတ်
သည်။ (ဟုတွာ။) [စိမံတတ်သည် အဖြစ်ဖြင့်-ဟူလို။] ဥပဋ္ဌဟတိ၊ ယောဂီတို့
ဉာဏ်အား ထင်လာ၏။ (ကေ ဝိယ၊ အဘယ်သူတို့ ကဲ့သို့နည်း။) သကိစ္စ-
ပရကိစ္စသာဓကော၊ မိမိကိစ္စ သူတပါးကိစ္စကို ပြီးစေတတ်ကုန်သော။ ဇေဋ္ဌသိဿ
မဟာဝဇုကီအာဒယော၊ တပည့်ကြီး လက်သမားကြီး အစရှိသူတို့သည်။ သံဝိဒ-
ဟန္တိ ဝိယ၊ စိမံတတ်ကုန် သကဲ့သို့ဟည်း။ ဟိ၊ ချဲ့။ ဇေဋ္ဌသိဿော၊ သည်။
ဥပဇ္ဈာယံ၊ ဥပဇ္ဈာယ်ကို။ နုရတောဝ၊ ဌိပင်။ အာဂစ္ဆန္တိ၊ လာနေသည်ကို။
ဒိသ္မာ၊ မြင်ရ၍။ သယံ၊ ကိုယ်တိုင်။ အမိယမာနေော၊ သရဇ္ဈာယ်သည်။ ဝါ။
စာအံသည်။ (ဟုတွာ၊ ၍။) ဣတရေပိ၊ မိမိမှ တပါးလည်းဖြစ်ကုန်သော။
ဒါရကေ၊ သူငယ်တို့ကို။ အတ္တနေော အတ္တနေော၊ မိမိ မိမိ၏။ အဇ္ဈေနကဋ္ဌေ၊
သရဇ္ဈာယ်ခြင်း အမှု၌။ ဝါ၊ စာအံခြင်းအမှု၌။ ပဝတ္တယတိ၊ ဖြစ်စေ၏။
[အဓိပုဗ္ဗ ဣဓာတ်၊ ယုပစ္စည်း။ ဣကို ပြုလျှင် အဇ္ဈေနဟု ဖြစ်၍၊ ကေ
အယပြုလျှင် အဇ္ဈာယနဟု ဖြစ်သည်။] ဟိ၊ မှန်။ တသ္မိံ၊ ထို တပည့်ကြီးသည်။
အဓိယိတံ၊ သရဇ္ဈာယ်ခြင်းငှာ။ အာရဒ္ဓေ၊ အားထုတ်လတ်သော်။ တေပိ၊ ထို
သူငယ်တို့သည်လည်း။ တဒန္တဝတ္တိဟာယ၊ ထို တပည့်ကြီးသို့ အစဉ်လိုက်ကုန်
သည်၏ အဖြစ်ဖြင့်။ အဓိယန္တိ၊ သရဇ္ဈာယ်ကြရကုန်၏။

စ၊ ဥပမာ တနည်းကား။ (ဇေဋ္ဌသိဿနှင့် တူပုံမှတစ်ပါး မဟာဝဇုကီနှင့် တူပုံကား။) မဟာဝဇုကီ၊ သည်။ သယံ။ တစ္ဆန္တော၊ ရှေ့လတ်သော်။ (ရှေ့ဘော် ထိုးလတ်သော်။) ဣတရေပိ၊ မိမိမှတစ်ပါးလည်း ဖြစ်ကုန်သော။ တစ္ဆကေ၊ လက် သမားငယ်တို့ကို။ အတ္တနော အတ္တနော၊ ဧ။ တစ္ဆနကမ္မေ၊ ရှေ့ခြင်းအမှု၌။ (ရှေ့ဘော်ထိုးခြင်း အမှု၌။) ပဝတ္တယတိ၊ ဖြစ်စေ၏။ ဟိ၊ မှန်။ တသ္မိံ၊ ထိုလက်သမားကြီးသည်။ တစ္ဆိတုံ၊ ရှေ့ခြင်းငှာ။ အာရဒ္ဓေ၊ အားထုတ်လတ် သော်။ တေပိ၊ ထို လက်သမားငယ်တို့ သည်လည်း။ တဒနုဝတ္တိတာယ၊ ထို လက်သမားကြီးသို့ အစဉ်လိုက်ကုန်သည်၏ အဖြစ်ဖြင့်။ တစ္ဆန္တိ၊ ရှေ့ကြရကုန်၏။

စ၊ ဥပမာ တနည်းကား။ [မဟာဝဇုကီအာဒယော၌ အာဒိအရ ဥပမာကို ပြုပြန်သည်။] ယောဓနာယကော၊ စစ်သား၏ ရှေ့ဆောင် အကြီးအကဲသည်။ ဝါ၊ စစ်ဗိုလ်သည်။ သယံ၊ ကိုယ်တိုင်။ ယုဇ္ဈမာနော၊ စစ်တိုက်လတ်သော်။ ဣတရေပိ၊ မိမိမှတစ်ပါးလည်း ဖြစ်ကုန်သော။ ယောဓေ၊ စစ်သားငယ်တို့ကို။ သမ္မဟာရဝုတ္တိယံ၊ (ပြင်းစွာ ပုတ်ခတ်ခြင်းဟူသော) စစ်တိုက်မှုဝယ် ဖြစ်ခြင်း၌။ ပဝတ္တယတိ ယထာ၊ ဖြစ်စေသကဲ့သို့။ ဟိ၊ မှန်။ တသ္မိံ၊ ထို စစ်ဗိုလ်သည်။ ယုဇ္ဈိတုံ၊ စစ်တိုက်ခြင်းငှာ။ အာရဒ္ဓေ၊ သော်။ တေပိ၊ ထို စစ်သားငယ်တို့သည် လည်း။ အနိဝတ္တမာနာ၊ နောက်မဆုတ်ကုန်ပဲ။ တဒနုဝတ္တိတာယ၊ ထို စစ်ဗိုလ်သို့ အစဉ်လိုက်ကုန်သည်၏ အဖြစ်ဖြင့်။ ယုဇ္ဈန္တိ ယထာ၊ စစ်တိုက်ကြကုန် သကဲ့သို့။ ဧဝံ၊ တူ။ သောပိ၊ ဤ စေတနာသည်လည်း။ အတ္တနော၊ ဧ။ ကိစ္စေန၊ ကိစ္စ အားဖြင့်။ အာရမ္မဏေ၊ ၌။ ပဝတ္တမာနာ၊ ဖြစ်လတ်သော်။ အညေပိ၊ မိမိမှ တစ်ပါးလည်းဖြစ်ကုန်သော။ သမ္မယုတ္တဓမ္မေ၊ သမ္မယုတ်တရားတို့ကို။ အတ္တနော အတ္တနော၊ မိမိ မိမိ၏။ ကြိယာယ၊ အမှုအရာ၌။ ဝါ၊ ကိစ္စ၌။ ပဝတ္တတိ၊ ဖြစ် စေ၏။

ဟိ၊ မှန်။ တဿာ၊ ထို စေတနာသည်။ အတ္တနော၊ ဧ။ ကိစ္စံ၊ ကို။ အာရဒ္ဓာယ၊ အားထုတ်လတ်သော်။ တံ သမ္မယုတ္တာပိ၊ ယို စေတနာနှင့်ယှဉ် သော ဟရာတို့သည်လည်း။ အာရဘန္တိ၊ အားထုတ်ကြကုန်၏။ တေန၊ ကြောင့်။ သကိစ္စံ။ ပ။ ဝိယာတိ၊ ဟူ၍။ ဝုတ္တံ၊ ဆိုအပ်ပြီ။ စ ပန၊ ထပ်၍ ဆက် ဦးအံ့။ အစွာယိက ကမ္မာနုဿရဏာဒိသု၊ အဆောတလျှင် ဖြစ်စေအပ်သော အမှုကိုအောက်မေ့ခြင်း အစရှိသည်တို့၌။ အယံ၊ ဤစေတနာသည်။ သမ္မယုတ္တာနံ၊ သမ္မယုတ်တရားတို့၏။ ဥဿဟနဘာဝေနံ၊ အားထုတ်ခြင်း ရှိကုန်သည်၏ ဖြစ်

၁။ ဥဿဟနဘာဝေနံ။ ။ ဥပုဗ္ဗ-သဟဓာတ်၊ ယုပစ္စည်း။ ဥဿာယိယတေ ဥဿဟနံ၊ ဥဿဟနံ စေတသံ အတ္တိတိ ဥဿဟနာ (သမ္မယုတ္တဓမ္မာ)။ “သမ္မယုတ္တာနံ” ဟူသော ဘာဝသမ္ပန်ကို ကောက်၍ “ဥဿဟနာနံ၊ အားတက်သရော ရှိကုန်သော သမ္မယုတ်

ကြောင်းဖြစ်ရာ အားဖြင့်။ ပဝတ္တမာနာ၊ ဖြစ်လတ်သော်။ ပါကဋ္ဌာ၊ ထင်ရှားသည်။ ဟောတိ၊ ၏။ ဣတိ ဝေဒိတဗျာ။ [ဤစေတနာအတွက် ပဒဋ္ဌာန် မပါ။ ဝိသုဒ္ဓိမဂ်၌ “သေသခန္ဓပဒဋ္ဌာနာ” ဟု ပဒဋ္ဌာန် ထည့်သည်။]

အာရမ္မဏံ စိန္တေတိတိ စိတ္တန္တိ အာဒိနာ၊ အစရှိသော။ နယေန၊ ဖြင့်။ စိတ္တဿ၊ စိတ်၏။ ဝစနတ္ထော၊ ဝစနတ္ထကို။ ဝုတ္တော ဝေ၊ ဆိုအပ်ပြီးသည်သာ။ ပန၊ ဝစနတ္ထမှတစ်ပါး လက္ခဏာဒျတ္ထကား။ လက္ခဏာဒိတော၊ လက္ခဏာ အစရှိသောအားဖြင့်။ စိတ္တံ၊ သည်။ ဝိဇာနနလက္ခဏံ၊ သညာ ပညာတို့ သိပုံမှတစ်ပါး တဖုံ အာရုံကို သိခြင်းလက္ခဏာရှိ၏။ ပုဗ္ဗင်္ဂမရသံ၊ ရှေ့ဆောင် ရှေ့သွား၏အဖြစ် ဟူသော ကိစ္စရှိ၏။ [ပုဗ္ဗင်္ဂမ၌ ဘာဝပုဗ္ဗာန-ကြံ။] သန္တဟန ပစ္စုပဋ္ဌာနံ၊ အစဉ် မပြတ်အောင် ဖွဲ့စပ်တတ်သော တရား ဟု ယောဂီတို့ဉာဏ်အား ထင်လာ၏။ နာမရူပ ပဒဋ္ဌာနံ၊ ယှဉ်ဖက် စေတသိက်နာမ်၊ မှီရာဝတ္ထု ရုပ်လျှင် နိုးစွာသော အကြောင်းရှိ၏။ ဟိ၊ ချဲ့။ စတုဘူမိကစိတ္တံ၊ သည်။ နော ဝိဇာနနလက္ခဏံ နာမ၊ ဝိဇာနနလက္ခဏာ မရှိသည် မည်သည်။ နတ္ထိ။ သဗ္ဗံ၊ အလုံးစုံသော စိတ်သည်။ ဝိဇာနနလက္ခဏမေဝ၊ ဝိဇာနနလက္ခဏာ ရှိသည်သာ။ (ဟောတိ။) ပန၊ ကား။ ဒွါရံ၊ စက္ခု-စသော ဒွါရသို့။ ပတုာ၊ ရှိ။ (စက္ခုဝိညာဉ် စသည်၏ အဖြစ်ဖြင့် ဖျောက်၍။) အာရမ္မဏ ဝိဘာဝနဋ္ဌာနေ၊ အာရုံကို ထင်စွာဖြစ်စေရာ ဌာန၌။

တရားတို့၏+ဘာဝေါ၊ ဖြစ်ကြောင်း ဖြစ်ရာတည်း။ ဥဿဟနဘာဝေါ၊ ရာ” ဟု ပြုပါ။ ထို ဥဿဟနဘာဝ-ဟူသည် သမ္မိယုတ်တရားတို့၏ အားထုတ်ကြောင်းတည်း။ [စာအုပ်တို့၌ “ဥဿဟန” ဟု သွား၌ ဝုဒ္ဓိတ္တေရ၏။ “သမ္မိယုတ္တာနံ၊ တို့ကို။ ဥဿဟနဘာဝေန၊ အားထုတ်စေတတ်သည်၏ အဖြစ်ဖြင့်” ဟုလည်း ကာရိတ် သွင်း၍ ပေးကြ၏။ သို့သော် ဋီကာ၌ “အာဒရဘာဝေန” ဟု ကာရိတ်မပါပဲ ဖွင့်သောကြောင့် “ဥဿဟန” ဟုသာ ရှိသင့်မည် ထင်သည်။]

ဆက်ဦးအံ-စေတနာသည် အာရုံကိုယူရာ၌ ဗျာပါရ အားကြီးသောကြောင့် စေတနာနှင့်ယှဉ်ဖက် သမ္မိယုတ်တရားများလည်း ဗျာပါရ အားကြီးသကဲ့သို့ တက်တက် ကြွကြွ ရှိရလေသည်။ စိတ် စေတသိက် တရားတို့က တက်တက်ကြွကြွ ရှိသောကြောင့် ဗိတ္တဇရုပ်လည်း သွက်သွက် လက်လက် ဖြစ်နေပေသည်။ စိတ္တဇရုပ် သွက်သွက်လက်လက် ဖြစ်သောကြောင့် အတူဖြစ်ဖက် တိဇရုပ်များလည်း သွက်သွက် လက်လက် ဖြစ်ကြရကား ကုသိုလ်ပြုသောအခါ၌ ဖြစ်စေ၊ အကုသိုလ်ပြုသောအခါ၌ ဖြစ်စေ စေတနာထက်သန်လျှင် ထက်သန်သလောက် ခန္ဓာကိုယ်တခုလုံး သွက်သွက်လက်လက် ထက်ထက် မြက်မြက်ရှိ၍ စေတနာ မထက်သန်လျှင် မထက်သန်သလို အေးအေးစက်စက် ထုံထုံထိုင်းထိုင်း နီနီချာချာဖြစ်နေလေသည်။ ထို့ကြောင့်ပင် ကောင်းမှုကောင်းမှု ဝိစုတို့၌ အရင်းခံဖြစ်သော စေတနာကို “ကမ္မ-အမှုသည် လက်သည်” ဟု ဆိုရပေသည်။

စိတ္တံ၊ သည်။ ပုဗ္ဗင်္ဂမံ၊ ရှေ့သွားသည်။ ပုရေစာရိကံ၊ ရှေ့သွားသည်။ ဟောတိ။
[ပုဗ္ဗင်္ဂမံကို ပုရေစာရိကံ ဟု ထပ်ဖွင့်။]

ဟိ၊ မှန်။ စက္ခုနာ၊ စက္ခုပသာဒဖြင့်။ ဒိဋ္ဌံ၊ မြင်ထိုက်သော။ ရူပါရမ္မဏံ၊
ကို။ စိတ္တေနော၊ ဖြင့်သာ။ ဝိဇာနာတိ၊ သိ၏။ သောတေန သုတံ သဒ္ဓါရမ္မဏံ
စိတ္တေနော ဝိဇာနာတိ၊ သာနေန သာယိတံ (နမ်းရှုထိုက်သော) ဂန္ဓာရမ္မဏံ
စိတ္တေနော ဝိဇာနာတိ၊ ဇိဝှာယ သာယိတံ (သာယာထိုက်သော) ရသာရမ္မဏံ
စိတ္တေနော ဝိဇာနာတိ၊ ကာယေန ဖုသိတံ ဖောဋ္ဌဗ္ဗာရမ္မဏံ စိတ္တေနော ဝိဇာ-
နာတိ။ မနေန၊ မနောဒ္ဓါရဖြင့်။ ဝိညာတံ၊ သိထိုက်သော။ ဓမ္မာရမ္မဏံ စိတ္တေနော
ဝိဇာနာတိ။ ဟိ၊ ဥပမာဆောင် ထင်အောင်ပြအံ့။ နာဂရဂုတ္တိကော နာမ၊ မြို့စောင့်
ယောက်ျားမည်သည်။ နဂရမဇ္ဈေ၊ မြို့၏ အလယ်၌။ သိဗံသုကော၊ လမ်းဆုံ
လမ်းခွဲ၌။ နိသိဒိတော၊ ထိုင်၍။ အယံ၊ ဤသူကား။ နေဝါသိကော၊ အမြဲ
နေခြင်း ရှိသူတည်း။ ဝါ၊ မြို့နေသူတည်း။ အယံ၊ ကား။ အာဂစ္ဆကော၊ ခေတ္တ
ရောက်လာသူတည်း။ (ညွှန်သည်တည်း။) ဣတိ၊ သို့။ အာဂတာဂတံ၊ ရောက်လာ
ရောက်လာသော။ ဇနံ၊ လူကို။ ဥပဓာရေတိ ယထာ၊ မှတ်သားသကဲ့သို့။
ဝဝတ္ထာပေတိ ယထာ၊ ပိုင်းခြား သတ်မှတ် ဆုံးဖြတ်သကဲ့သို့။ ဧဝံ သမ္ပဒံ၊
ဤသို့ မချွတ်မယွင်း ပြီးစီးခြင်းရှိသော။ ဣဒံ၊ ဤ ဥပမေယျကို။ ဒဋ္ဌဗ္ဗံ။

စ၊ သာဓက ကား။ မဟာထေရေနပိ၊ အရှင်နာဂသိန် မဟာထေရ်သည်
လည်း။ ဧတံ၊ ဤ စကားကို။ ဝုတ္တံ၊ မိန့်ဆိုအပ်ပြီ။ (ကိံ။) မဟာရာဇ၊
မဟာရာဇာ၊ နာဂရဂုတ္တိကော နာမ၊ မည်သည်။ နဂရဿ၊ ၏။ မဇ္ဈေ၊ ၌။
သိဗံသုကော၊ ၌။ နိသိန္နော၊ ထိုင်လျက်။ ပုရတ္ထိမတော ဒိသတော၊ အရှေ့
အရပ်မှ။ ပုရိသံ၊ ကို။ အာဂစ္ဆန္တံ၊ လာသည်ကို။ ပဿေယျ ယထာ၊
မြင်ရာသကဲ့သို့။ ပစ္စိမတော ဒိသတော ပုရိသံ အာဂစ္ဆန္တံ ပဿေယျ ယထာ၊
ဒက္ခိဏတော ဒိသတော ပုရိသံ အာဂစ္ဆန္တံ ပဿေယျ ယထာ၊ ဥတ္တရတော
ဒိသတော ပုရိသံ အာဂစ္ဆန္တံ ပဿေယျ ယထာ။ ဧဝမေဝ၊ သာလျှင်။
မဟာရာဇ၊ ဇာ။ ယံ ရူပံ၊ အကြင် ရူပါရုံကို။ စက္ခုနာ၊ စက္ခုပသာဒဖြင့်။

၁။ စက္ခုနာ ဟိ ဒိဋ္ဌံ။ ။ဒိဋ္ဌံ တ-ပစ္စည်းသည် ရိုးရာအားဖြင့် “မြင်အပ်ပြီး”
ဟူသော အပိတ်အနက်နှင့်တကွ မုချမြင်ခြင်းအနက်ကို ဟော၏။ “စက္ခုပသာဒဖြင့်
မြင်အပ်ပြီးဖြစ်လျှင် စက္ခုဝိညာဉ်က ထပ်၍မြင်ဖွယ် မလို။ ယုံကြောင့် ဤနေရာ၌ ဒိဋ္ဌံအရ
“မြင်အပ်ပြီး” ဟု မပေးပဲ “မြင်ထိုက်”ဟု တ-ပစ္စည်း၏ အနာမဋ္ဌ ကာလသာမန်နှင့်
တကွ အရဟ-အနက်ပေးရသည်။ မြင်ခြင်းကြိယာ၏ ကတ္တားမှာ စက္ခုဝိညာဉ်တည်း။
စက္ခုဒ္ဓါရဖြင့်မြင်ထိုက်သောရူပါရုံကို စက္ခုဝိညာဉ်စိတ်ကမြင်သိ သိသည်-ဟူလို။ [သုတံ၊
မုတံ၊ ဝိညာတံ-ကို၌လည်း နည်းတူ။ စက္ခုနာ ဟိ ဒိဋ္ဌံတိ စက္ခုနာ ဒဋ္ဌဗ္ဗံ။-ဋီကာ။]

ပဿတိ၊ မြင်၏။ တံ၊ ထို ရူပါရုံကို။ ဝိညာဏေန၊ စက္ခုဝိညာဉ်ဖြင့်။ ဝိဇာနာတိ။
 ယံ သဒ္ဓါ၊ အကြင် သဒ္ဓါရုံကို။ သောတေန၊ ဖြင့်။ သုဏာတိ၊ ကြား၏။ ပ။
 ယံ ဂန္ဓာ၊ အကြင် ဂန္ဓာရုံကို။ သာနေန၊ ဖြင့်။ သံယတိ၊ နမ်းရှု၏။ ပ။ ယံ
 ရသံ၊ အကြင် ရသာရုံကို။ ဇိဝှာယ၊ ဖြင့်။ သာယတိ၊ သာယာ၏။ ပ။ ယံ
 ဖောဠဗ္ဗံ၊ အကြင် ဖောဠဗ္ဗာရုံကို။ ကာယေန၊ ဖြင့်။ ဖုသတိ၊ တွေ့ထိ၏။ ပ။
 ယံ ဓမ္မံ၊ အကြင် ဓမ္မာရုံကို။ မနသာ၊ မနောဒွါရဖြင့်။ ဝိဇာနာတိ။ ယံ
 ထို ဓမ္မာရုံကို။ ဝိညာဏေန၊ မနောဝိညာဉ်ဖြင့်။ ဇာနာတိ။ ဣတိ၊ သို့။ ဝုတ္တံ၊
 ပြီး။ ဧဝံ၊ သို့။ ပ။ ပုရေစာရိကံ ဟောတိ။ တသ္မာ၊ ကြောင့်။ ပုဗ္ဗင်္ဂမရသန္တိ၊
 ဟူ၍။ ဝုစ္စတိ။

တဒေတံ (တံ+တေ)၊ ထိုစိတ်သည်။ ပစ္စိမံ ပစ္စိမံ၊ နောက်နောက်၌ ဖြစ်
 သည်။ (ဟုတော။) ဥပ္ပဇ္ဇမာနံ၊ ဖြစ်လတ်သော်။ ပုရိမံ ပုရိမံ၊ ရှေးရှေး၌ဖြစ်
 သော စိတ်ကို။ နိရန္တရံ၊ အကြား မရှိသည်ကို။ ကတော။ သန္တဟနဗေဝ၊
 ဆက်စပ်လျက် သာလျှင်။ ဥပဋ္ဌာတိ၊ ယောက်ျား ဉာဏ်အား ထင်လာတတ်၏။
 ဣတိ၊ ကြောင့်။ သန္တဟနပစ္စုပဋ္ဌာနံ၊ မည်၏။ ပန၊ ကား။ (ပစ္စုပဋ္ဌာနံမှတစ်ပါး
 ပဒဋ္ဌာနံကား။) ပဉ္စဝေ၊ ကာရဘဝေ၊ ပဉ္စဝေ၊ ကာရဘံ၌။ အဿ၊ ထိုစိတ်၏။
 နိယမတော၊ အမြဲအားဖြင့်။ နာမရူပံ၊ နာမ်ရုပ်သည်။ (ပဒဋ္ဌာနံ၊ နိးစွာသော
 အကြောင်းသည်။ ဟောတိ။) စတုဝေ၊ ကာရဘဝေ၊ ၌။ နာမမေဝ၊ နာမ်
 သည်သာ။ ပဒဋ္ဌာနံ ဟောတိ။ တသ္မာ၊ ကြောင့်။ နာမရူပပဒဋ္ဌာနန္တိ၊ ဟူ၍။
 (မယာ။) ဝုတ္တံ၊ ဆိုအပ်ပြီ။

ပန၊ ပရိဟာရပက္ခမှတစ်ပါး စောဒကပက္ခကို ဆိုအံ့။ ဧတံ စိတ္တံ၊ သည်။
 (“စေတနာ ဟောတိ၊ စိတ္တံ ဟောတိ” ဟု ပြုအပ်သော ဤစိတ်သည်။) ပုရိမ
 နိဒ္ဒိဋ္ဌစိတ္တေန၊ ရှေ့ သမယ ဝဝတ္ထာန ခန်း၌ ညွှန်ပြုအပ်ပြီးသော စိတ်နှင့်။
 သဒ္ဓိံ၊ တက္ခ။ ဧကမေဝ၊ တပါးတည်းသာ။ (ဟောတိ) ကိံ၊ ဖြစ်သလော။
 ဥဒါဟု၊ သို့မဟုတ်။ အညံ၊ အခြားသောစိတ်သည်။ (ဟောတိ ကိံ၊ လော။)
 ဣတိ၊ ဤကား အမေးတည်း။ [သမယဝဝတ္ထာန ခန်း၌ “စိတ္တံ ဥပ္ပန္နံ” ဟု ပြုအပ်ခဲ့
 သော စိတ်နှင့် ဤနေရာ၌ ပြုအပ်သော စိတ်သည် တပါးတည်းသာလော၊
 သို့မဟုတ် တမျိုးစီလောဟု မေးသည်။] (ဧတံ စိတ္တံ။ ပုရိမနိဒ္ဒိဋ္ဌစိတ္တေန၊ နှင့်။
 သဒ္ဓိံ။) ဧကမေဝ၊ တပါးတည်းသာ။ ဟောတိ။ (ဣတိ၊ ဤကား အဖြေ
 တည်း။) အထ၊ ထိုသို့ တပါးတည်းဖြစ်လျှင်။ ကသ္မာ၊ ကြောင့်။ ပုရိမနိဒ္ဒိဋ္ဌံ၊
 ရှေ့ သမယဝဝတ္ထာန ခန်း၌ ညွှန်ပြုအပ်ပြီးသော စိတ်ကို။ ပန၊ တဖန်။
 ဝုတ္တံ၊ ဟောတော်မူအပ်သနည်း။ ဣတိ၊ ဤကား အမေးတည်း။ ဧတံ၊ ဤ
 ပြဿနာကို။ အဋ္ဌကထာယံ၊ ရှေး အဋ္ဌကထာ၌။ (အာစရိယေဟိ၊ ရှေး အဋ္ဌ-

ကထာ ဆရာတို့သည်။) အဝိစာရိတံ၊ မစိစစ်အပ်ခဲ့။ [ယောဇနာ၌ ပုရိမနိဒ္ဓိဋ္ဌံ ဟူသောပုဒ်လည်း မပါ။ “တေ စိတ္တံ ပုန ဝုတ္တန္တိ တေ ဝစနံ အဋ္ဌကထာယံ အဝိစာရိတံ” ဟု ဝုတ္တန္တိနှင့် အဝိစာရိတံကို တဝါကျတည်းလုပ်၍။ ယောဇနာ ထားသည်။]

ပန၊ ထိုသို့ပင် မစိစစ်အပ်ခဲ့ပါသော်လည်း။ ဧတ္ထ၊ ဤ စိတ္တံ ဟောတိဟု နောက်ထပ် ဟောတော်မူခြင်း၌။ အယံ၊ ဤ ဆိုအပ်လတ္တံ ကား။ ယုတ္တိ၊ သင့် သောအကြောင်းတည်း။ ဟိ၊ ချဲ့။ ရူပါဒီနိ၊ ရူပ အစရှိသော ကလာပ်ရုပ်တို့ ကို။ ဥပါဒါယ၊ ဉာဏ်ဖြင့်ယူ၍။ ဝါ၊ စွဲမှီ၍။ ပညတ္တာ၊ ပညတ်အပ်ကုန်သော။ သူရိယာဒယော၊ နေ အစရှိသည်တို့သည်။ အတ္တဘော၊ လိုရင်း အနက်အား ဖြင့်။ ရူပါဒီဟိ၊ ရူပ အစရှိသည်တို့မှ။ အညော၊ တမျိုးတခြားတို့သည်။ န ဟောန္တိ ယထာ၊ မဟုတ်ကုန်သကဲ့သို့။ တေနော၊ ထိုသို့ တမျိုးတခြား မဟုတ် သည်၏ အဖြစ်ကြောင့်ပင်။ ယသ္မိံ သမယော ဌံ။ သူရိယော၊ သည်။ ဥဒေတိ၊ တက်လာ၏။ တသ္မိံ သမယော၊ နေဟက်လာရာ ထိုအခါ၌။ တဿ၊ ထို နေ၏။ တေဇသင်္ခါတံ၊ အရှိန်ဟု ဆိုအပ်သော။ ရူပမ္ပိ၊ အဆင်းအရောင် သည်လည်း။ (ဥဒေတိ၊ ပေင်္ဂထွက်လာ၏။) ဣတိ ဝေ၊ သို့။ ပုစ္စမာနေပိ၊ ဆိုအပ်ပါသော် လည်း။ (“နေထွက်လာလျှင် အဆင်းအရောင်လည်း ပေင်္ဂထွက်လာ၏” ဟု နေက တခြား အဆင်းအရောင်ကတခြား ဤ သို့ ခွဲခြား၍ဆိုအပ်ပါသော် လည်း။) ရူပါဒီဟိ၊ အဆင်းအရောင် အစရှိသည်တို့မှ။ အညော၊ တမျိုး တခြားသော။ သူရိယော နာမ၊ နေမည်သည်။ န အတ္တိ ယထာ၊ မရှိသကဲ့သို့။

၁။ အယံ ပနေတ္ထ ယုတ္တိ။ ။ “စိတ္တံ ဥပ္ပန္နံ ဟောတိ” ဟု ဓမ္မဝဝတ္ထာန်ခန်း၌ ဟောတော် မူပြီးပါလျက် “စိတ္တံ ဟောတိ” ဟု ဓမ္မဒ္ဓေသခန်း၌ စိတ္တံကို ထပ်၍ ဟောတော်မူရာဝယ် ထိုသို့ ဟောတော်မူခြင်း၏ သင့်လျော်သော အကြောင်းကို “ယုတ္တိ” ဟု ဆိုသည်။ ထို ယုတ္တိကို ပြသောစကားသည် “ပုန ဝုတ္တန္တိ ဝေဒိတမ္ပ” တိုင်အောင်တည်း။ ယို့ကြောင့် “ယထာ ဟိ” စသည်ကို ယုတ္တိအကျယ်ပြုဟု မှတ်ပါ။

၂။ ယထာ။ ပ။ သူရိယော နာမ နတ္ထိ။ ။ “နေ၌အဆင်းအရောင် ၇-မျိုးရှိ၏” ဟု ဆိုကြ၏။ ထို အဆင်းအရောင်ကို “ရူပ” ဟု ဆိုသည်။ အာဒိဖြင့် ရူပ (ဝဏ္ဏ) မှတပါး သော အတူဖြစ်ဖက် ဥတုဇရုပ် (ပထဝီစသော) ၇-ပါးကို ယူပါ။ ထို ရူပ-စသည်တို့ကို ဉာဏ်ဖြင့်ယူ၍ “သူရိယ” ဟုလည်းကောင်း၊ “နေ” ဟုလည်းကောင်း နာမည်ပညတ် သတ်မှတ် ခေါ်ဝေါ်ရာဝယ် ထို ရူပ-စသည်တို့မှတပါး နေ (သူရိယ) ဟု သီးခြားမရှိ။ ယို့ကြောင့် “အကြင်အခါ နေထွက်လာ၏။ ထိုအခါ အရှိန်အဝါဟူသော အဆင်းရူပ လည်း ပေါ်လာ၏” ဟု ဆိုရာ၌ စကားသုံးနှုန်းပုံမှာ နေက တခြား ရူပက တခြားဟု ဖြစ်နေသော်လည်း လက်တွေ့အားဖြင့် ရူပ-စသည် တခြား နေတခြား မရှိတော့သကဲ့သို့....

တထာ၊ တူ။ စိတ္တံ၊ ကို။ ဖဿာဒယော၊ ဖဿ အစ ရှိကုန်သော။ ဓမ္မေတို့ကို။ ဥပါဒါယ။ န ပညာပိယတံ၊ ပညတ်အပ်သည် မဟုတ်။ အတ္တတော ပန၊ လိုရင်းအနက်အားဖြင့်ကား။ ဧတံ၊ ဤစိတ်သည်။ တေဟံ၊ ထို ဖဿ အစရှိ သည်တို့မှ။ အညမေဝ၊ တမျိုးတခြားသည်သာ။ ဟောတံ၊ တေန၊ ကြောင့်။ ယသ္မိံ သမယေ၊ ဌ။ စိတ္တံ၊ သည်။ ဥပ္ပန္နံ၊ အတိတ်စိတ်၏ ဘင်ခဏမှ အထက် ဖြစ်သော နောက်ကာလ၌ ခဏတ္တယသ္မိံ ရောက်သည်။ ဟောတံ၊ ၎င်း။ ဧကံသေ- နေဝ၊ စင်စစ်အားဖြင့် သာလျှင်၊ တသ္မိံ သမယေ၊ ထိုအခါ၌။ ဖဿာ ဒီဟံ၊ ဖဿ အစရှိသည်တို့မှ။ အတ္တတော၊ အားဖြင့်။ အညမေဝ၊ တမျိုးတခြား သာ လျှင် ဖြစ်သော။ တံ၊ ထို စိတ်သည်။ ဟောတံ၊ ဣတံ၊ သ္မိံ။ ဣမဿ အတ္တဿ၊ ကို။ ဒီပနတ္ထာယ၊ ငှာ။ ဧတံ၊ ဤစိတ်ကို။ ပုန၊ ဝုတ္တံ၊ ပြီ။ ဣတံ ဝေဒိတဗ္ဗံ။

၂၀။ သည်သာမက သေး၊ ယသ္မိံ သမယေ ။ပ။ ဟောတံတံ အာဒိသု၊ အစရှိ သော ပါဠိရပ်တို့၌။ ဘာဝေန္တေန၊ ဘာဝေတိ-ကြိယာကို ဖြစ်စေသော ပုဂ္ဂိုလ် ဖြင့်။ ဝဝတ္ထာပိတေ၊ ပိုင်းခြား သတ်မှတ်အပ်သော။ သမယေ၊ သမယ၌။ ယော၊ အကြင် ပုဂ္ဂိုလ်သည်။ ဘာဝေတံ၊ မဂ္ဂကို ဖြစ်စေ၏။ သော၊ ထို ပုဂ္ဂိုလ် သည်။ အတ္တတော၊ အားဖြင့်။ န ဥပ္ပဇ္ဇတိ နာမ၊ ဖြစ်သည်မမည်။ တေနေဝ၊ ထို့ကြောင့်ပင်။ တတ္ထ၊ ထို ရူပပပတ္တိယာ အစရှိသော ပါဠိရပ်၌။ ဖဿော ဟောတံ ဝေဒနာ ဟောတံတံ၊ ဟူ၍။ ဝုတ္တံ ယထာ၊ ဟောတော်မူအပ် သကဲ့ သို့။ ဧဝံ၊ တူ။ ယော ဘာဝေတံ သော ဟောတံတံ၊ ယော ဘာဝေတံ သော ဟောတံ-ဟူ၍။ န ဝုတ္တံ။ ပန၊ အနွယ် ကား။ 'ယသ္မိံ' သမယေ ။ပ။ ဟော တံတံ အာဒိသု၊ အစရှိသော ပါဠိရပ်တို့၌။ စိတ္တေန၊ ဖြင့်။ ဝဝတ္ထာပိတေ၊

၁။ တထာ ။ပ။ အညမေဝ ဟောတံ။ ။ ဤ ဥပမေယျဝါကျ၌ ဥပမာနမှ ပြောင်း ပြန် အနက်ကိုချည်းပြန်။ ထို့ကြောင့် ပြခဲ့သော နေ-ဥပမာသည် ဝိသဒိသုပမာတည်း။ ဥပမာန၌ ရူပ-စသည်မှတစ်ပါး သူရိယ ဟု သီးခြားမရှိ။ ဤ ဥပမေယျ၌ကား ဖဿ- စသည်မှတစ်ပါး စိတ်ဟု သီးခြားရှိသည်။ ဤသို့ ဖဿ-စသည်မှတစ်ပါး စိတ်ဟု သီးခြား ရှိ ကြောင်းကို ပြခြင်းအကျိုးငှာ "စိတ္တံ ဟောတံ" ဟု စိတ်ကို ထပ်၍ ဟောတော်မူပါသည်။

၂။ ယထာ စ ။ပ။ အာဒိသု။ ။ "ယသ္မိံ သမယေ ရူပပပတ္တိယာ" စသော ရူပါဝစရ ကုသလပဒ၊ ထိုပါဠိတော်ဝယ် "ယသ္မိံ ။ပ။ မဂ္ဂံ ဘာဝေတံ" ၌ ဘာဝေတံ၏ ကတ္တား ဖြစ်သော ဘာဝေန္တပုဂ္ဂိုလ်ဖြင့် သမယကို မှတ်သား၏။ ထို ဘာဝေန္တပုဂ္ဂိုလ်သည် ပရမတ္ထ အားဖြင့်ထင်ရှားမရှိသောကြောင့် "ဖဿော ဟောတံ" စသည်ကဲ့သို့ "ယော ဘာဝေတံ၊ သော ဟောတံ" ဟု ထို ရူပါဝစရကုသလပဒ ဓမ္မုဒ္ဓေသ၌ ဟောတော်မူ။

၃။ ယသ္မိံ သမယေ ကာမာဝစရံ-စသည်။ ။ ဤ ကာမာဝစရကုသိုလ် အရာ၌ကား "ယသ္မိံ သမယေ ။ပ။ စိတ္တံ ဥပ္ပန္နံ ဟောတံ" ဟု ရှေးဦးစွာ စိတ်ဖြင့် သမယကို မှတ်သား ၍ "တသ္မိံ သမယေ" ဟု စိတ်ဖြင့် မှတ်သားအပ်သော ထို သမယဝယ် (ရူပါဝစရ၌၊

သော။ သမယေ၊ ဌံ။ သမယဝဝတ္ထာပိတံ၊ သမယဖြင့် ပိုင်းခြားသတ်မှတ်
 အပ်ပြီးသော။ စိတ္တံ၊ သညံ။ တထာ၊ ထို ဆိုအပ်ပြီးသည့်အတိုင်း။ (“န သော
 အတ္ထတော ဥပ္ပဇ္ဇတိ နာမ” ဟု ဆိုအပ်ပြီးသည့် အတိုင်း။) အတ္ထတော၊ လို
 ရင်း အနက်အားဖြင့်။ ဝါ၊ တရားကိုယ်အားဖြင့်။ နုပ္ပဇ္ဇတိ၊ မဖြစ်သည်ကား။
 န၊ မဟုတ်။ ပန၊ အဟုတ်ကား။ တဒါ၊ ဌံ။ ဖဿော၊ သညံ။ ဟောတိ ယထေဝ၊
 ဖြစ်သကဲ့သို့သာ၊ ဝေဒနာ၊ သညံ။ ဟောတိ ယထေဝ။ တထာ၊ ဟူ။ စိတ္တံ၊
 သည်လည်း။ ဟောတိ။ ဣတိ၊ သို့။ ဣမဿပိ အတ္ထဿ၊ ကိုလည်း။ (ပိဖြင့်
 ရှေ့ ဣမဿ အတ္ထဿကို ပေါင်း။) ဒိပနတ္ထံ၊ ငှာ။ ဣဒံ၊ ဤစိတ်ကို။ ပုန ဝုတ္တံ၊
 ဣတိ ဝေဒိတဗ္ဗံ။ [ဤ ဝေဒိတဗ္ဗံ နောက်၌ “ဣပိ အယံ၊ ကား။ ယုတ္တိ၊ တည်း”
 ဟု အယံ ပနေတ္ထ ယုတ္တိကို ပြန်၍ လှည့်ပါ။]

ပန၊ ဆက်။ ဣဒံ၊ ဤဆိုအပ်လတ္တံ့ ကား။ ဣတ္ထေ၊ ဤ စိတ္တံ ဟောတိ ဟု စိတ်ကို
 ထပ်၍ ဟောတော်မူအပ်ရာ၌။ သန္နိဋ္ဌာနံ၊ အဆုံးအဖြတ်တည်း။ ဝါ၊ ဆုံးဖြတ်
 ကြောင်း အကျိုးတည်း။ ဥဒ္ဓေသဝါရေ၊ ဌံ။ (ဖဿော ဟောတိ ။ ပ။ အဝိက္ခေ-
 ပေါ ဟောတိ ဟူသော ဥဒ္ဓေသဝါရ- ဌံ။) သင်္ကဏ္ဍနတ္ထံ၊ စိတ်ကို သိမ်းယူခြင်း
 အကျိုးငှာလည်းကောင်း။ နိဒ္ဓေသဝါရေ၊ ဌံ။ (ကတပော တသ္မိံ သမယေ
 ဖဿော ဟောတိ-စသော နိဒ္ဓေသ ဝါရံ။) ဝိဘဇနတ္ထံ စ၊ စိတ်ကို အကျယ်
 ဝေဖန်ခြင်း အကျိုးငှာ လည်းကောင်း။ (ပုန။ ဝုတ္တံ၊ ပြီ။) [သင်္ကဏ္ဍ
 ဝိဘဇနတ္ထံကို ချဲ့လို၍ “ပုရိမေန ဟိ” စသည်မိန့်။] ဟိ၊ ချဲ့၊ ပုရိမေန၊
 ရှေ့ဖြစ်သော။ စိတ္တသဒ္ဓေန၊ ဖြင့်။ (စိတ္တံ ဥပ္ပန္နံ ဟောတိ၌ ပါသော စိတ္တ-
 သဒ္ဓါဖြင့်။) ကေဝလံ၊ သင်္ကဏ္ဍနတ္ထ မဖက် သက်သက်။ သမယော၊ ကို။
 ဝဝတ္ထာပိတော၊ ပိုင်းခြား သတ်မှတ်အပ်ပြီ။ ပန၊ ဆက်။ စိတ္တေန၊ ဖြင့်။ တသ္မိံ
 ဝဝတ္ထာပိတသမယေ၊ ထို ပိုင်းခြား သတ်မှတ်အပ်ပြီးသော သမယ၌။ ယေ ဓမ္မာ၊
 တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဝါ၊ ပါဝင်ကုန်၏။ တေသံ၊ ထို တရား

ဘာဝေန္တပုဂ္ဂိုလ် မဖြစ်သလို မဟုတ်ပဲ) စိတ်ကလည်းဖဿ-စသည်တို့ကဲ့သို့ ဖြစ်လျက်
 ပါဝင်လျက် ရှိ၏။ ဤသို့သော အဓိပ္ပာယ်ကို ပြခြင်းအကျိုးငှာလည်း စိတ္တံ ဟောတိ ဟု
 ထပ်၍ ဟောတော်မူရသည်။ [ဤ၌လည်း ဥပမာနသည် ဝိသဒိသူပမာပင်တည်း။]

၁။ ဣဒံ ပနေတ္ထ သန္နိဋ္ဌာနံ။ ။ ရှေ့ ယုတ္တိပြ စကားဝယ် “စိတ္တံ ဟောတိ” ဟု ဟော
 တော်မူရခြင်း၏ အကြောင်းယုတ္တိကို ၂-မျိုးအားဖြင့် ပြပြီး၍ ယခုအခါ၌ အကျိုးကိုပြ၍
 ဆုံးဖြတ်ချက် ချလိုသောကြောင့် “ဣဒံ ပနေတ္ထ သန္နိဋ္ဌာနံ” ဟု မိန့်သည်။ ထိုအကျိုးကား
 “ဖဿော ဟောတိ၊ ဝေဒနာ ဟောတိ” စသော ဥဒ္ဓေသ ဝါရံ “စိတ္တံ ဟောတိ” ဟု
 စိတ်ကို သိမ်းယူခြင်းအကျိုး “ကတမော တသ္မိံ သမယေ ဖဿော” စသော နိဒ္ဓေသ
 ဝါရံ “ကတမံ တသ္မိံ သမယေ စိတ္တံ” စသည်ဖြင့် အကျယ်ဝေဖန်ရခြင်းအကျိုးတည်း။

တို့ကို။ ဒဿနတ္ထံ၊ ငှာ။ ဖဿော ဟောတီတိ အာဒိ၊ အစရှိသော စကား ရပ်ကို။ (ဘဂဝတာ။) အာရဒ္ဓံ၊ အားထုတ်တော်မူအပ်ပြီ။ စိတ္တဉ္စာပိ၊ သည်လည်း။ တသ္မိံ သမယေ၊ ထိုစိတ်ဖြင့် မှတ်သားအပ်ပြီးသော သမယ၌။ ဟောတိ ယေဝ၊ ဖြစ်သည်သာ။ ဝါ၊ ပါဝင်သည်သာ။ တသ္မာ၊ ကြောင့်။ တဿာပိ၊ ထို စိတ်ကိုလည်း။ သင်္ဂဏှနတ္ထံ၊ ငှာ။ ဧတံ စိတ္တံ၊ ကို။ ဝုတ္တံ၊ ပြီး။ [ဤတိုင်အောင် သော စကားဖြင့် ဥဒ္ဓေသဝါရေ သင်္ဂဏှနတ္ထံ၏ အကျယ်ကို ပြသည်။]

စ၊ သည်သာ မကသေး။ (အကျိုးသည်သာ မကသေး-ဟူလို။) [“သင်္ဂဏှ နတ္ထံ၏ အကျယ်မှတစ်ပါး ဝိဘဇနတ္ထံ၏ အကျယ်ကား”ဟုလည်း ပေးပါ။] ဣမသ္မိံ ငှာနေ၊ ဤ ဥဒ္ဓေသ အရာ၌။ ဧတသ္မိံ၊ ဤစိတ်ကို။ အဝုစ္စမာနေ၊ ဟောတော်မူအပ်သော်။ (ဟောတော်မူလိုက်လျှင်။) ကတမံ တသ္မိံ သမယေ စိတ္တန္တိ၊ ဟူ၍။ နိဒ္ဓေသဝါရေ ၌။ ဝိဘဇိယံ၊ အကျယ် ဝေဖန်ခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်းသည်။ ဘဝေယျ၊ ဖြစ်ရာ၏။ ဧဝံ၊ ဤသို့ မတတ်ကောင်းလတ် သော်။ အဿ၊ ထိုစိတ်ကို။ ဝိဘဇနံ ယေဝ၊ အကျယ် ဝေဖန်ကြောင်း စကား ရပ်သည်ပင်။ ပရိဟာယေထ၊ ယုတ်လျော့ရာ၏။ (မဝေဖန်နိုင်ပဲ ဝှိုရာ၏။) တသ္မာ၊ ကြောင့်။ တဿ၊ ထိုစိတ်ကို။ နိဒ္ဓေသဝါရေ ၌။ ဝိဘဇနတ္ထမ္ပိ၊ ငှာလည်း။ ဧတဉ္စ၊ ဤ စိတ္တံ ဟောတိ ဟူသော စကားကိုလည်း။ ဝုတ္တံ၊ ဟော တော်မူအပ်ပြီ။ ဣတိ ဝေဒိတဗ္ဗံ။ [ဤ ဝုတ္တံတိုင်အောင်သော စကားဖြင့် နိဒ္ဓေသ- ဝါရေ ဝိဘဇနတ္ထံ၏ အကျယ်ကို ပြသည်။ ဤနေရာတွင် ဣတိထည့်၍ ဣဒံ ပနေတ္ထ သန္နိဋ္ဌာန်ကို ပြန်၍ လှည့်သင့်သည်။ ယသ္မာ ဝါ-စသော စကားကား ပြအပ်ပြီးသော ယုတ္တံစကား သန္နိဋ္ဌာန် စကားတို့မှ တနည်းပြအပ်သော စကား တည်း။]

ဝါ၊ တနည်း။ ယသ္မာ၊ ကြောင့်။ ဥပ္ပန္နံ ဟောတီတိ ဧတ္ထ၊ ဟူသော ဤပါဌ်၌။ စိတ္တံ ဥပ္ပန္နန္တိ ဧတံ၊ ဟူသော ဤစကားသည်။ ဒေသနာသိသမေဝ၊ ဒေသနာတော်၏ ဦးခေါင်းမျှသာတည်း။ ပန၊ စင်စစ်ကား။ စိတ္တံ၊ စိတ်သည်။ ဧကမေဝ၊ တစ်ပါးတည်းသာ။ န ဥပ္ပဇ္ဇတိ၊ ဖြစ်သည် မဟုတ်။ ဣတိ၊ ဤအကြောင်းကို။ အဋ္ဌကထာယံ၊ ရှေးအဋ္ဌကထာ၌။ ဝိစာရိတံ၊ စိစစ်အပ်ပြီ။ တသ္မာ၊ ထို့ကြောင့်။ စိတ္တံ ဥပ္ပန္နန္တိ ဧတ္ထာပိ၊ ဟူသော ဤပါဌ်၌လည်း။ စိတ္တမတ္ထမေဝ၊ စိတ်မျှကိုသာ။ အဂ္ဂဟေတုာ၊ မယူမူ၍။ ပရောပဏ္ဏာသကထာလ- ဓမ္မဟံ၊ ငါးဆယ်ကျော် ကုသိုလ်တရားတို့နှင့်။ (ဖဿ-စသော တရားတို့နှင့်။) သဒ္ဓိံ ငယဝ၊ အတူတကွ သာလျှင်။ စိတ္တံ၊ ကို။ ဂဟိတံ၊ ယူအပ်ပြီ။ ဧဝံ၊ လျှင်။ တတ္ထ၊ ထိုသမယ ဝဝတ္ထာန်နန်း၌။ [ရှေးနိဿယ၌ “တတ္ထ၊ ထို စိတ္တံ ဥပ္ပန္နံ ဟူသော စကားရပ်၌”ဟု စွဲ၏။ -သင့်သည်သာ။] သင်္ခေပတော၊ အကျဉ်းချုပ်

အားဖြင့်။ သဗ္ဗေပိ၊ ကုန်သော။ စိတ္တ စေတသိကဓမ္မေတို့ကို။ ဂဟေတွာ၊ ယူပြီး၍။
 ဣဓ၊ ဤ ၂ ဒေသဝါရ၌။ သရူပေန၊ သရုပ်သကောင်အားဖြင့်။ (ထို အကျဉ်းပြအပ်
 ပြီးသော တရားစုကို သရုပ် ထုတ်ပြသော အားဖြင့်။) ပဘေဒတော၊ အထူး
 အပြားအားဖြင့်။ (“ဖသော ဟောတိ၊ ဝေဒနာ ဟောတိ” စသော အထူး
 အပြားအားဖြင့်။) ဒသေတုံ၊ ပြတော်မူခြင်းငှာ။ ဖသော ဟောတိတိ အာဒိ၊
 ကို။ (ဘဂဝတာ။) အာရဒ္ဓံ၊ အားထုတ်တော်မူအပ်ပြီ။ ဣတိ၊ ကြောင့်။ ဖဿ-
 ဒယော၊ ဖဿ-အစရှိသော တရားတို့ကို။ (ဝုတ္တာ) ဝိယ၊ ဟောတော်မူအပ်
 ကုန်သကဲ့သို့။ (တထာ။) စိတ္တံပိ၊ ကိုလည်း။ ဝုတ္တမေဝ၊ ဟောတော်မူအပ်သည်
 သာ။ ဣတိ ဝေဒိတဗ္ဗံ။

ဈာနဂ်ရာသိအဖွင့်

[ဖဿလျှင် ၅-ခုမြောက်ရှိသော ဖဿပဉ္စမကရာသိကို ဖွင့်ပြပြီး၍၊ ယခု
 အခါ၌ ဈာနဂ်ရာသိကို ဖွင့်ပြလိုသောကြောင့် “ဝိတက္ကေတိ” စသည် မိန့်သည်။]

(ယော သဘာဝေ။) ဝိတက္ကေတိ၊ အာရုံကို ကြံတတ်၏။ ဣတိ၊ ထိုသို့
 အာရုံကို ကြံတတ်သည်၏ အဖြစ်ကြောင့်။ (သော သဘာဝေ။) ဝိတက္ကော၊
 ဝိတက္ကမည်၏။ ဝါ၊ တနည်း။ ဝိတက္ကနံ၊ အာရုံကို ကြံခြင်း။ ဝိတက္ကော၊
 ခြင်း။ ဥံဟနံ၊ အာရုံကို ကြံခြင်း။ ဣတိ ဝုတ္တံ ဟောတိ။ သွာယံ (သော+
 အယံ)၊ ထိုဝိတက်သည်။ အာရမ္မဏ၊ အာရုံပေ၌။ စိတ္တဿ၊ ကို။ အဘိ-
 နိရောပနလက္ခဏော၊ ရှေးရှု တက်ရောက်စေခြင်း လက္ခဏာရှိ၏။ ဝါ၊ ရှေးရှု
 တင်ပေးခြင်း လက္ခဏာရှိ၏။ [အဘိနိရောပန၌ အဘိ+နိပုဗ္ဗ-ရူပာဓာတ်+ကာ-
 ရိတ် ဣာပေပစည်း+ယုပစည်း။] ဟိ၊ မှန်။ သော၊ ထိုဝိတက်သည်။ အာရမ္မဏေ၊
 ၌။ စိတ္တံ၊ ကို။ အာရောပေတိ၊ တက်ရောက်စေတတ်၏။ ဝါ၊ တင်ပေးတတ်၏။

၁။ ဝိတက္ကော။ ။ “ဝိတက္ကေတိတိ ဝိတက္ကော၊ ဝိတက္ကနံ ဝါ ဝိတက္ကော” ဟု
 သာဓန ၂-မျိုးသာပြထားသော်လည်း “ဝိတက္ကန္တိ သမ္ပယုတ္တဓမ္မာ ဧတေနာတိ
 ဝိတက္ကော” ဟု ကရုဏာသာဓနလည်း ရနိုင်၏။ ထိုသို့ သာဓန ၃-မျိုး ဆိုခြင်း၏
 အကြောင်းကို သဂြိုဟ် ဘာသာဋီကာ စိတ္တအဖွင့်၌ ပြထားပြီ။ [“ဝိတက္ကော-ကြံ+စည်
 ခြင်း” ဟု ခေးရိုးရှိ၏။ သို့သော် အာရမ္မဏာဘိနိရောပနလက္ခဏောနှင့်အညီ စိတ်ကို
 အာရုံပေါ်ရောက်အောင် အစွာ တင်ပေးခြင်းသာ ဝိတက်၏ တာဝန်တည်း။ ထိုသို့
 တင်ပေးပြီးနောက် ထိုအာရုံကို အထပ်ထပ် အာရုံပြုသော အားဖြင့် “စည်နေခြင်း”
 သဘာမှာ ဝိစာရ၏ သဘောသာဖြစ်သည်။ ထို့ကြောင့် “ဝိတက္ကေတိ-ကြံတတ်၏”
 ဟုသာ အနက်ပေးပါ။]

ဟိ၊ ဥပမာဆောင် ထင်အောင်ပြအံ့။ ကောစိ၊ တစုံတယောက်သော ယောက်ျားသည်။ ရာဇဝလ္လဘံ၊ မင်းကျမ်းဝင်သော။ (မင်း၏ အကျမ်းဝင် သူ ဖြစ်သော။) ဉာတိ ဝါ၊ ဆွေမျိုးကိုသော်လည်းကောင်း။ မိတ္တံ ဝါ၊ မိတ်ဆွေ ကိုသော်လည်းကောင်း။ နိဿာယ၊ မှီ၍။ ရာဇဂေဟံ၊ မင်း၏ အိမ်တော်သို့။ (နန်းတော်သို့။) အာရောဟတိ ယထာ၊ တက်ရောက်ရသကဲ့သို့။ ဧဝံ၊ တူ။ ဝိတက္ကံ၊ ကို။ နိဿာယ။ စိတ္တံ၊ သည်။ အာရမ္မဏံ၊ သို့။ အာရောဟတိ၊ တက် ရောက်ရ၏။ တသ္မာ၊ ကြောင့်။ သော၊ ထို ဝိတက်ကို။ အာရမ္မဏေ။ပ။ လက္ခဏောတိ၊ ဟူ၍။ ဝုတ္တော၊ ဆိုအပ်ပြီ။

ပန၊ ဝါဒန္တရကား။ နာဂသေနတ္ထေရော၊ အရှင်နာဂသိန် ထေရ်သည်။ အာဟ၊ ဆိုပြီ။ (ကိ။) ဝိတက္ကော၊ သည်။ အာကောဋ္ဌနလက္ခဏော၊ အာရုံကို ရှေးဦးစွာ ခေါက်ခြင်းလက္ခဏာရှိ၏။ မဟာရာဇ၊ မဟာရာဇာ။ ဘေရီ၊ သည်။ ဝါ၊ ကို။ အာကောဋ္ဌိတာ ယထာ၊ ရှေးဦးစွာ တီးခေါက်အပ်သကဲ့သို့။ အထ ပစ္ဆာ၊ ထိုမှနောက်၌။ အနုရဝတိ ယထာ၊ အဆက်ဆက် မြည်နေသကဲ့သို့။ အနု သဒ္ဒါယတိ ယထာ၊ အဆက်ဆက် အသံပြုသကဲ့သို့။ - [သဒ္ဒါဟူသောနာမ်ပုဒ် နောင် ကရောတိအနက်၌ အာယ-ပစ္စည်းသက်ထားသော နာမဓာတ်။] မဟာ- ရာဇ၊ ဇာ။ ဧဝမေဝ၊ ဤအတူသာလျှင်။ အာကောဋ္ဌနာ၊ ရှေးဦးစွာ ခေါက် ခြင်းကို။ (ဒဠဗ္ဗာ) ယထာ၊ ကဲ့သို့။ ဧဝံ၊ တူ။ ဝိတက္ကော၊ ဝိတက်ကို။ ဒဠဗ္ဗော၊ ၏။ ပစ္ဆာ၊ နောက်မှ။ အနုရဝနာ၊ အဆက်ဆက် မြည်ခြင်းကို။ အနုသဒ္ဒါယနာ၊ အဆက်ဆက် အသံပြုခြင်းကို။ (ဒဠဗ္ဗာ) ယထာ၊ ဧဝံ။ ဝိစာရော၊ ဝိစာရကို။ ဒဠဗ္ဗော၊ ၏။ ဣတိ၊ သို့။ အာဟ၊ ပြီ။

သ္မာယံ (သော+အယံ)၊ ထို ဝိတက်သည်။ အာဟနန ပရိယာဟနနရသော၊ အစွာ တီးခေါက်ခြင်း ထက်ဝန်းကျင် တီးခေါက်ခြင်း ကိစ္စရှိ၏။ ဝါ၊ ရှေးရှု ခေါက်ခြင်း လှည့်ပတ်၍ ခေါက်ခြင်း ကိစ္စ ရှိ၏။ တထာဟိ၊ ထိုစကား မှန်၏။ တေန၊ ထို ဝိတက်ကြောင့်။ ယောဂါဝစရော၊ ယောဂါဝစရ ပုဂ္ဂိုလ်ကို။ အာ ရမ္မဏံ။ပ။ကရောတိတိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။ [အာရမ္မဏံ၊ ကို။ ဝိတက္ကာဟတံ၊ ဝိတက်သည် အစွာ ခေါက်အပ်သည်ကို။ (အာဟတံ၌ အာသည်။ အာဒိကမ္မ အနက်ဟော။) ဝါ၊ ဝိတက်သည် ရှေးရှုခေါက်အပ်သည်ကို။ (အာသည် အဘိ မုဒ အနက်ဟော။) ဝိတက္က ပရိယာဟတံ၊ ဝိတက်သည် ထက်ဝန်းကျင် ခေါက် အပ်သည်ကို။ ဝါ၊ ဝိတက်သည် လှည့်ပတ်၍ ခေါက်အပ်သည်ကို။ ကရောတိ၊ ပြု၏။] အာရမ္မဏေ၊ ၌။ စိတ္တဿ၊ ကို။ အာနယံန ပစ္စုပဋ္ဌာနော၊ ဆွဲဆောင် တာသော တရား ဟု ယောဂီတို့ဉာဏ်အား ရှေးရှုထင်လာ၏။

ပေးနိုင်သည်။] ဟိ၊ မှန်။ သော၊ ထို ဝိတက်သည်။ ဧကဂ္ဂေါ၊ တခုတည်း သော အာရုံရှိသည်။ ဟုတ္တာ၊ ရှိ။ ဝါ၊ လတ်သော်။ အပေတိ၊ အပွနာသို့ ရောက်၏။ ဝါတဂ္ဂဟဏတ္ထံ၊ လေအဟုန်ကို ယူခြင်းအကျိုးငှာ။ ပက္ခေ၊ တို့ကို။ ဖန္ဒာပယမာနဿ၊ လှုပ်ရှားစေလျက်။ (အတောင်ခတ်လျက်။) ဂမနံ ဝိယ၊ ကဲ့သို့။ အနုမဇ္ဇနဘာဝေန၊ အဖန်ဖန် ပွတ်တိုက်ဟတ်သည်၏ အဖြစ်ဖြင့်။ ပဝတ္ထော။ ဝိစာရော၊ သည်။ ဟောတိ။ [“အနုမဇ္ဇန ဘာဝေန။ပ။ဝိစာရော၊ ဝါတဂ္ဂဟဏတ္ထံ။ပ။ဂမနံ ဝိယ” ဟုလည်း ပေးနိုင်သည်။] ဟိ၊ မှန်။ သော၊ ထို ဝိစာရသည်။ အာရမ္မဏံ၊ ကို။ အနုမဇ္ဇတိ၊ အဖန်ဖန် ပွတ်တိုက်တတ်၏။ ဣတိ၊ သို့။ ဝုတ္တံ၊ ပြီ။ [“အဋ္ဌကထာယံ ပန” မှ အဋ္ဌကထာယံကို ဤ ဝုတ္တံ-၌ စပ်ပါ။]

တံ၊ ထို အဋ္ဌကထာ စကားသည်။ အနုပုဗန္ဓေန၊ အာရုံ၌ စိတ်ကို အစဉ်မပြတ် ဖွဲ့စပ်ခြင်းအားဖြင့်။ ပဝတ္ထိယံ၊ ဖြစ်ရာအခါ၌။ အတိ ဝိယ၊ အလွန်အကဲသာ လျှင်။ ယုဇ္ဇတိ၊ သင့်မြတ်ပါပေ၏။ ပန၊ ဆက်။ နေသံ၊ ထို ဝိတက် ဝိစာရ ၂-ပါးတို့၏။ သော ဝိသေသော၊ သည်။ (ပြခဲ့သော အထူးသည်။) ပဌမ ဒုတိယဇ္ဈာနေသု၊ တို့၌။ ပါကဋ္ဌော၊ ထင်ရှားသည်။ ဟောတိ။ (ဤ ဝါကျ၏ အဓိပ္ပာယ်ကို ပါရာဇိကဏ်ဘာသာဒီကာ၌ ပြထားပြီ။)

အပိစံ၊ သည်သာ မကသေး။ မလဂ္ဂဟိတံ၊ ယူအပ်သော အညစ်အကြေး ရှိသော။ (ကြေးတင်နေသော။) ကံသဘာဇနံ၊ ကြေးခွက်ကို။ ဧကေန ဟတ္ထေန၊

၁။ အတိ ဝိယ ယုဇ္ဇတိ။ ။ရှေး အဋ္ဌကထာ၌ ဆိုအပ်သော စကားသည် ဤ သင်္ဂဟ- အဋ္ဌကထာဝယ် ပြခဲ့သောစကားနှင့် ပြောင်းပြန်ဖြစ်၍ နေသောကြောင့် မသင့်သကဲ့သို့ ထင်ရ၏။ မှန်၏-ဤ သင်္ဂဟအဋ္ဌကထာ၌ “ဝိပွါရဝါ ဝိတက္ကော” ဟု ဆို၏။ ရှေးအဋ္ဌ- ကထာ၌ “ဝါတဂ္ဂဟဏတ္ထံ ပက္ခေ ဖန္ဒာပယမာနဿ ဂမနံ ဝိယ။ပ။ဝိစာရော” ဟု ဆိုထား ၏။ ဝိတက်၏ သဘောသည်ပင် ရှေး အဋ္ဌကထာ၌ ဝိစာရ၏သဘော ဖြစ်နေပြန်သည်။ သင်္ဂဟအဋ္ဌကထာ၌ “သန္တဝုတ္တိ ဝိစာရော” ဟု ဆို၏။ ရှေး အဋ္ဌကထာ၌ကား “ပ သဒ္ဓိသီဒါပေတွာ။ပ။ဝိတက္ကော” ဟု ဆို၏။ ဝိစာရ၏သဘောကိုပင် ဤ သင်္ဂဟအဋ္ဌ- ကထာ၌ ဝိတက်၏သဘောကဲ့သို့ ဖြစ်နေပြန်သည်။ ဤသို့ ရှေး အဋ္ဌကထာစကားနှင့် ဤ သင်္ဂဟအဋ္ဌကထာ စကားသည် ပြောင်းပြန်ဖြစ်နေ၏။ သို့သော် ဤ သင်္ဂဟအဋ္ဌကထာ သည် ဝိတက်၏ ပထမ ဖြစ်ရာအခါကို ရည်ရွယ်၍ ပဌမပုပ္ဖိကာလေ-စသည်ဖြင့် ဆိုခဲ့ သည်။ ရှေးအဋ္ဌကထာ ၌ကား ဥပစာရဘာဝနာ အပွနာဘာဝနာ ဖြစ်ရာအခါဝယ် ဝိတက်၏ အဆက်မပြတ် ဖြစ်နေသောကြောင့် ဝိတက်၏ အာရုံယူပုံလည်း အလွန်ငြိမ် သက်၏။ ထို့ကြောင့် “တံ အနုပုဗန္ဓေန ပဝတ္ထိယံ အတိ ဝိယ ယုဇ္ဇတိ” ဟု ဆိုသည်။

၁။ အပိ စ။ ။တေလစုက္ခိကေနာတိ တေလေန စုက္ခေန မိသိတတေလေန၊ လက္ခတိ ဟိံသဘိ မလဘာဝန္တိ လက္ခ၊ ယဒါဒိနာ ဥ၊ လက္ခ၊ စ+တံ+ဥပကဉ္စာတိ လက္ခ၊ပကံ၊ တေန၊ ပရိမဇ္ဇနာနုပစာရိကာဒိနာတိ အတ္ထော။ ဝါသဒ္ဓေါ တေလေန ဝါတိ

လက်ဟဘက်ဖြင့်။ ဒဠိ၊ မြဲစွာ။ ဂဟေတွာ၊ ကိုင်၍။ ဣတရေန၊ အခြားသော။
 ဟတ္ထေန၊ ဖြင့်။ စုဏ္ဏတေလေန ဝါ၊ ဆပ်ပြာမှုန့်တို့ဖြင့် ရောအပ်သော ဆီဖြင့်
 သော်လည်းကောင်း။ လဏ္ဍပကေန ဝါ၊ ပွတ်တိုက်ခြင်းငှာ လျှောက်ပတ်သော
 ဘရုတ်ဖြင့်သော်လည်းကောင်း။ ပရိမဇ္ဇန္တဿ၊ ပွတ်တိုက်သူ၏။ ဒဠဂ္ဂဟဏ-
 ဟတ္ထော ဝိယ၊ မြဲစွာကိုင်ယူကြောင်း လက်သည်ကဲ့သို့။ ဝိတက္ကော၊ သည်။
 ဟောတိ။ ပရိမဇ္ဇန္တဟတ္ထော ဝိယ၊ ထက်ဝန်းကျင် ပွတ်တိုက်ကြောင်း လက်သည်
 ကဲ့သို့။ ဝိစာရော ဟောတိ။

တထာ၊ ထိုမှတပါး။ ဒဏ္ဍပုဟာရေန၊ တုတ်ဖြင့် ပုတ်ခတ်ခြင်းဖြင့်။ စက္ကံ၊
 စက်ဘီးကို။ ဘမယိတွာ၊ လည်စေ၍။ ဘာဇနံ၊ ခွက်ကို။ ကရောန္တဿ၊
 ပြုသော။ ကုမ္ဘကာရဿ၊ အိုးလုပ်သမား၏။ ဥပ္ပိဋ္ဌနဟတ္ထော ဝိယ၊ ဖိနှိပ်ကြောင်း
 လက်သည်ကဲ့သို့။ ဝိတက္ကော၊ သည်။ ဟောတိ။ ဣတော စိဘော စ၊ ဤဘက်
 ဤဘက်၌လည်း။ သဗ္ဗရဏဟတ္ထော ဝိယ၊ လှည့်လည်ကြောင်း လက်သည်ကဲ့သို့။
 ဝိစာရော၊ သည်။ ဟောတိ။ ။

တထာ၊ ထိုမှ တပါး။ မဏ္ဍလံ၊ ကောက်နယ် တလင်းဝိုင်းကို။ ကရောန္တ-
 ဿ၊ ပြုသူ၏။ မဇ္ဈေ၊ အလယ်၌။ သန္နိရုဇ္ဈိတွာ၊ ကောင်းစွာ ဖိနှိပ်၍။ ဌိတကဏ္ဍ-
 ကော ဝိယ၊ တည်သော စူးသည်ကဲ့သို့။ အဘိနိရောပနော၊ ရှေးရှု တင်တတ်
 သော။ ဝိတက္ကော(ဟောတိ)။ ဗဟံ၊ ဘေး ပတ်ဝန်းကျင်၌။ ပရိဗ္ဗမနကဏ္ဍ-
 ကော ဝိယ၊ ထက်ဝန်းကျင် လှည့်ပတ်ကြောင်း စူးသည်ကဲ့သို့။ အနုမဇ္ဇမာနော၊
 အဖန်ဖန် ပွတ်တိုက်တတ်သော။ ဝိစာရော(ဟောတိ)။

(ယာ ဓမ္မဇာတိ။) ပိဏယတိ၊ နှစ်သက်စေတတ်၏။ ဝါ၊ တိုးပွားစေတတ်
 ။ ဣတိ၊ ကြောင့်။ (သာ ဓမ္မဇာတိ။) ပီတိ၊ မည်၏။ သာ၊ ထို ပီတိသည်။
 သမ္ပိယာယနုလက္ခဏာ၊ လွန်စွာ ချစ်ခြင်းဖြင့် ဖြစ်ခြင်းလက္ခဏာရှိ၏။ ဝါ၊ လွန်စွာ
 နှစ်သက်ခြင်း လက္ခဏာရှိ၏။ ကာယစိတ္တပိဏနရသာ၊ ကိုယ် စိတ် ၂-ပါးကို

ယောဇေတဗ္ဗော။ ဤသို့ ယောဇနာဖွင့်သောကြောင့် “စုဏ္ဏတေလေန လဏ္ဍပကေန”
 ဟု ရှေးပါဠိရှိဟန်တူသည်။ ရှေး နိဿယ၌ကား “စုဏ္ဏတေလဝါလဏ္ဍပကေန-ဆပ်ပြာ
 မှုန့် ဆီဆွတ်စတစ်အပ်သော ဆိတ်မွေးစသည်ဖြင့် ပြုအပ်သော သားခြီးတပွတ်ဖြင့်” ဟု
 တပုဒ်တည်း အနက်ပေးသည်။

၁။ မဏ္ဍလံ။ ။ မဏ္ဍလံကို “ခလမဏ္ဍလံ” ဟု ဋီကာဖွင့်၏။ ထိုအတိုင်းဆိုလျှင် အလည်
 တည့်တည့်၌ စူးတချောင်းဖြင့် ထောက်ထား၍ ထိုစူး၌ ကြိုးတပ်ပြီးလျှင် ဘေးပတ်ပတ်
 လည် အလိုရှိသလောက် ပိုင်းပုံမျိုးကို ဆိုလိုဟန်တူသည်။ ယခုခေတ် ကွန်ပါစက်ဝိုင်း
 လှည့်ပတ်ပုံနှင့်လည်း သဘောတူပင်တည်း။ ထို့ကြောင့် မဏ္ဍလံကို “သာမည-အဝန်း
 အဝိုင်း” ဟု ပေးသင့်မည် ထင်သည်။

ပွားတိုးစေခြင်း ကိစ္စရှိ၏။ ဝါ၊ တနည်း။ ဖရဏရသာ၊ ပဏီတရုပ်တို့ဖြင့် တကိုယ်လုံးကို ဖြန့်ခြင်းကိစ္စ ရှိ၏။ သြဒဂျပစ္စုပဋ္ဌာနာ၊ တတ်ကြသောစိတ်၏ ဖြစ်ကြောင်းဟု ယောဂီတို့ဉာဏ်အား ရှေးရှု ထင်လာ၏။ [ဤပုဒ်တို့၏ အဓိပ္ပာယ်ကို ပါရာဇိကဏ် အဋ္ဌကထာ ဘာသာဋီကာ စျာန်ခန်း၌ ပြထားပြီ။]

ပန၊ ဆက်။ သာ သော၊ ထို ပီတိသည်။ ခုဒ္ဒိကာပီတိ၊ ခုဒ္ဒိကာပီတိလည်းကောင်း။ ခဏိကာပီတိ၊ လည်းကောင်း။ သြက္ကန္တိကာပီတိ၊ လည်းကောင်း။ ဥဗ္ဗေဂါပီတိ၊ လည်းကောင်း။ ဖရဏာပီတိ၊ လည်းကောင်း။ ဣတိ၊ သို့။ ပဉ္စဝိဓာ၊ ၅-ပါး အပြားရှိသည်။ ဟောတိ။ တတ္ထ၊ ထို ၅-ပါးသော ပီတိတို့တွင်။ ခုဒ္ဒိကာ၊ ခုဒ္ဒိကာမည်သော။ ပီတိ၊ သည်။ သရီရေ၊ ကိုယ်၌။ လောမဟံသမတ္တမေဝ၊ အငမ္မားတို့၏ ရှင်ခြင်းမျှကိုသာ။ ဝါ၊ ကြက်သီးမွေးညင်း ထခြင်းမျှကိုသာ။ ကာတံ၊ ငှာ။ သက္ကောတိ၊ စွမ်းနိုင်၏။ [ထို့ကြောင့် အငယ်ဟော ခုဒ္ဒိသဒ္ဓါနောင် သုတ္တံ၌ က-ပစ္စည်းသက်၊ အ ကို ဣပြု၍ “ခုဒ္ဒိကာ” ဟု ဆိုသည်။ “သေးငယ်သောပီတိ” ဟူလို။] ခဏိကာ၊ ခဏိကာမည်သော။ ပီတိ၊ သည်။ ခဏေ ခဏေ၊ ခဏ ခဏ၌။ ဝိဇ္ဇေပွာဒသဒိသာ၊ လျှပ်စစ်၏ ဖြစ်ခြင်းနှင့်တူသည်။ ဝါ၊ လျှပ်လက်ခြင်းနှင့် တူသည်။ ဟောတိ။ [လျှပ်လက်သလို ခဏခဏ ဖြစ်၍ ပျက်သွားသည်-ဟူလို။ ခဏေ ခဏေ+ပဝတ္တာ ခဏိကာ” ဟု ပြု။ ခဏ-တပုဒ် ချေ။ ခဏာဏဖြစ်သော ပီတိ။] သြက္ကန္တိကာ၊ သြက္ကန္တိကာ မည်သော။ ပီတိ၊ သည်။ သမုဒ္ဒတိရံ၊ သမုဒ္ဒရာကမ်းသို့။ ဝိစိ၊ လှိုင်း တံပိုးသည်။ (သြက္ကမိတ္တာ သြက္ကမိတ္တာ၊ သက်ရောက်၍ သက်ရောက်၍။ ဘိဇ္ဇတိ) ဝိယ၊ ပျက်သကဲ့သို့။ (တထာ၊ တူ။) ကာယံ၊ ကိုယ်သို့။ သြက္ကမိတ္တာ သြက္ကမိတ္တာ၊ ရှိ။ -ဘိဇ္ဇတိ၊ ပျက်တတ်၏။ [သြက္ကမတိတိ (သက်ရောက်တတ်သည်၏အဖြစ်ကြောင့်) သြက္ကန္တာ၊ သြက္ကန္တာယေဝ သြက္ကန္တိကာ-ဟု ပြု။] ဥဗ္ဗေဂါ၊ ဥဗ္ဗေဂါမည်သော။ ပီတိ၊ သည်။ ဗလဝတိ၊ အားရှိသည်။ ဟောတိ။ ကာယံ၊ ကို။ ဥဒ္ဓဂံ၊ အထက်သို့ တက်သည်ကို။ ကတွာ၊ အာကာသေ၊ ၌။ လင်္ခာပနပမာဏပုတ္တာ၊ ပုံတက်စေခြင်းဟူသော အတိုင်းအရှည်သို့ ရောက်သည်။ ဟောတိ။ [လင်္ခာဝတ် ဣာပေပစ္စည်း ယုပစ္စည်းဖြင့် “လင်္ခာပန” ဟု ပြီး၏။ “ ဥဒ္ဓံ+ဝေဂေါ တေဿာတိ ဥဗ္ဗေဂါ” ဟု ပြု။ အထက်သို့တက်သော အဟုန်ရှိသော ပီတိ။]

တထာဟိ၊ ထိုစကား မှန်၏။ ပုဏ္ဏဝလ္လိကဝါသိ၊ ပုဏ္ဏဝလ္လိက အရပ်၌ နေလေ့ရှိသော။ မဟာတိဿတ္ထေရော၊ မဟာတိဿ ထေရ်သည်။ ပုဏ္ဏမဒိဝသေ၊ လပြည့်နေ့၌။ သာယံ၊ ညချမ်းအခါ၌။ ဧတိယဂံဏံ၊ ဧတိ ရင်ပြင်သို့။ (ပုဏ္ဏဝလ္လိက ကျောင်းတိုက်၌ရှိသော ဧတိရင်ပြင်သို့။) ဝန္တာ၊ ရှိ။ စန္ဒာ-လောကံ၊ လရောင်ကို။ ဒိသ္မာ၊ ကြည့်၍။ မဟာဧတိယာဘိမုခေါ၊ မဟာဧတိသို့

ရှေးရှုသည်။ ဟုတော့၊ ရှိ။ ဣမာယ ဝေလာယ၊ ဤ အချိန်အခါ၌။ စတသော၊
 ၄-ပါးကုန်သော။ ပရိသ၊ ပရိသတ်တို့သည်။ (ဘိက္ခု၊ ဘိက္ခုနီ၊ ဥပါသက၊
 ဥပါသိကာ ပရိသတ်တို့သည်။) မဟာစေတီယံ၊ မဟာစေတီတော်ကို။ ဝန္တန္တိ
 ဝတ၊ ရှိခိုးနေကြလေယောင် တကား။ ဣတိ၊ သို့။ ပကတိယာ၊ ပင်ကိုအား
 ဖြင့်။ (ရှေးတုန်းက။) ဒိဋ္ဌာရမ္မဏာသေန၊ မြင်အပ်ပြီးသော အာရုံ၏ အစွမ်းဖြင့်။
 ဗုဒ္ဓာရမ္မဏံ၊ ဘုရားဟူသော အာရုံရှိသော။ ဥဗ္ဗေဂါပီတိ၊ ဥဗ္ဗေဂါပီတိကို။
 ဥပ္ပာဒေတွာ၊ ဖြစ်စေ၍။ သုဓာတလေ-အင်္ဂတေ အပြင်၌။ ပဟတဗ်တြဂေဏ္ဍု-
 ကော ဝိယ၊ ပေါက်အပ်သော ဆန်းကြယ်သော ဂျင်လုံးသည်ကဲ့သို့။ ဝါ၊
 ပေါက်အပ်သော ဆန်းကြယ်သော ဘောလုံးသည်ကဲ့သို့။ (ဘောလုံးသည်
 ပေါက်လိုက်သောအခါ မြေက မာသောကြောင့် အထက်သို့ မြောက်တက်လာ
 သကဲ့သို့။) အာကာသေ၊ ၌။ ဥပ္ပတိတွာ၊ ပျံတက်၍။ စေတီယင်္ဂဏေယေဝ၊
 မဟာစေတီ ရင်ပြင်တော်၌သာ။ အဋ္ဌာသိ၊ တည်ဖူးပြီ။

တထာ၊ ထိုမှ တပါး။ ဂိရိကဏ္ဍကပိဟာရဿ၊ ဂိရိကဏ္ဍက ကျောင်းတိုက်
 ၏။ ဥပနိဿယေ၊ မှီရာဖြစ်သော။ (ဂေါစရဂံ အမှီပြုရာ ဖြစ်သော။) ဝတ္တဂါ-
 လကဂါမေ၊ ဝတ္တဂါလက ရွာ၌။ ကော၊ တယောက်သော။ ကုလမီတာပိ၊
 အမျိုးသမီးသည်လည်း။ (ပိဖြင့် မဟာတိဿထေရ်ကို ပေါင်း။) ဗလဝဗုဒ္ဓာ-
 ရမ္မဏာယ၊ အားရှိသော ဘုရားဟူသော အာရုံရှိသော။ ဥဗ္ဗေဂါပီတိယာ၊ ဖြင့်။
 အာကာသေ၊ ၌။ လဗေသိ၊ ပျံတက်ဖူးပြီ။ [“ဗလဝတိယာ ဗုဒ္ဓာရမ္မဏာယ
 ဥဗ္ဗေဂါပီတိယာ”ဟု ရှိလျှင် ကောင်း၏။ သို့မဟုတ် “ဗုဒ္ဓာရမ္မဏာယ ဗလဝ-
 ဥဗ္ဗေဂါပီတိယာ”ဟု ရှိလျှင်လည်း ကောင်း၏။] ကိရ၊ ချဲ့။ တဿာ၊ ထို အမျိုး
 သမီး၏။ မာတာပိတရော၊ တို့သည်။ သာယံ၊ ညချမ်းအခါ၌။ ဓမ္မဿဝနတ္ထာယ၊
 ငှာ။ ဝိဟာရံ၊ သို့။ ဂစ္ဆန္တံ၊ သွားကုန်လတ်သော်။ (သွားခါနီး ဖြစ်ကုန်လတ်
 သော်။) အမ္မ၊ ချစ်သမီး။ တံ၊ သင်သည်။ ဂရုဘာရာ၊ လေးသော ကိုယ်ဝန်
 ရှိ၏။ အကာလေ၊ အခါမဲ့၌။ ဝိစရိတံ၊ လှည့်လည်ခြင်းငှာ။ န သက္ကောသိ၊ မစွမ်း
 နိုင်။ မယံ၊ တို့သည်။ တယံ၊ သင်၏။ ဝါ၊ သင့်ဖို့။ ပတ္တိံ၊ ကုသိုလ်အဖို့ကို။
 ကတွာ၊ ရှိ။ ဓမ္မံ၊ ကို။ သောဿာမ၊ နာခဲကုန်အံ့။ ဣတိ၊ ဤသို့ ပြော၍။
 အဂမံသု၊ သွားကြကုန်ပြီ။

သ၊ ထို အမျိုးသမီးသည်။ ဂန္တုကာမာ၊ လိုက်လိုသည်။ (သမာနာ) ပိ၊
 သော်လည်း။ တေသံ၊ ထို မိဘတို့၏။ ဝိစနံ၊ စကားကို။ ပဋိဗာဟိတံ၊ ပယ်မြစ်
 ခြင်းငှာ။ အသက္ကောန္တိ၊ မစွမ်းနိုင်သည်။ (ဟုတော့။) စရေ၊ ၌။ ဩဟိယိတွာ၊
 ကျန်ရစ်၍။ စရဒ္ဓါရေ၊ အိမ်တံခါး၌။ ငှာတွာ၊ ရပ်၍။ စန္ဒာလောကေန၊ လ
 ရောင်ဖြင့်။ ဂိရိကဏ္ဍကေ၊ ဂိရိကဏ္ဍက ကျောင်းတိုက်၌။ (ဂိရိကဏ္ဍက ကျောင်း

တိုက်ထဲက။) အာကာသေ၊ ခွံ။ စေတိယင်္ဂဏံ၊ ကို။ ဩလောကေန္တိ၊ လှမ်းမျှော်၍
 ကြည့်လည်သော်။ စေတိယဿ၊ စေတိတော်အား။ ဒီပပူဇံ၊ ဆီမီးဖြင့် ပူဇော်ခြင်း
 ကို။ အဒ္ဓသ၊ မြင်ရပြီ။ စတသော၊ ကုန်သော။ ပရိသာ စ၊ တို့သည်လည်း။ မာလာ-
 ဂန္ဓာဒီဟိ၊ ပန်းနံ့သာ အစရှိသော ပူဇော်ဖွယ်တို့ဖြင့်။ စေတိယပူဇံ၊ စေတိ
 တော်ကို ပူဇော်ခြင်းကို။ ကတော၊ ပဒက္ခိဏံ၊ လက်ယာရစ်။ ကရောန္တိယော၊
 ပြုနေသည်တို့ကို။ (လက်ယာရစ်လှည့်နေသည်တို့ကို။ အဒ္ဓသ။) ဘိက္ခုသံဃဿ
 စ၊ ရဟန်း သံဃာတော်၏လည်း။ ဂဏသဇ္ဈာယသဒ္ဓါ၊ အပေါင်း၏ သရဇ္ဈာယ်
 သံကို။ (အပေါင်းအားဖြင့် သရဇ္ဈာယ်သံကို။) အသောသိ၊ ကြားရပြီ။

အထ၊ ထို အခါ၌။ အဿ၊ ထို အမျိုးသမီး၏။ ယေ၊ အကြင် လူတို့
 သည်။ ဝိဟာရံ၊ သို့။ ဂန္ဓာ၊ ရှိ။ ဧဝရူပေ၊ သော။ စေတိယင်္ဂဏေ၊ ခွံ။ အနု-
 သံဇ္ဇရိတံ၊ အစဉ် လှည့်လည်ခြင်းငှာ လည်းကောင်း။ (လှည့်လည်ခွင့်ကိုလည်း
 ကောင်း။) ဧဝရူပံ၊ သော။ မဓရံ၊ ချိုမြိန် ကောင်းမြတ်သော အရသာနှင့်
 တူသော။ ဓမ္မကထံ၊ တရားစကားကို။ သောတံ၊ နာခြင်းငှာ လည်းကောင်း။
 (နာခွင့်ကိုလည်းကောင်း။) လဘန္တိ၊ ရကြကုန်၏။ ဣမေ မနုဿာ၊ တို့သည်။
 ဓညာ ဝတ၊ ဘုန်းကံ ရှိပါပေကုန်စွာ။ ဣတိ၊ ဤသို့။ ကြံ၍။ မုတ္တရာသိ သဒိသံ၊
 ပုလဲအစနှင့် တူသော။ စေတိယံ၊ စေတိတော်ကို။ ပဿန္တိယာ ဧဝ၊ လှမ်း၍
 ဖူးမြော်စဉ်ပင်။ ဥဗ္ဗေဂါ၊ အထက်သို့တက်သော အဟုန်ရှိသော။ ပိကံ၊ သည်။
 ဥဒပါဒိ၊ ပြီ။ သာ၊ ထို အမျိုးသမီးသည်။ အာကာသေ၊ ခွံ။ လဿိတော၊ ပျံတက်
 ၍။ မာတာပိတုနံ၊ ဟို၏။ ပရိမတရံ ယေဝ၊ ရှေးဦးစွာသာလျှင်။ အာကာသေန၊
 ကောင်းကင် ခရီးဖြင့်။ [အချို့စာအုပ်၌ “အာကာသတော၊ မှ” ဟု ရှိ၏။
 ကောင်းသည်။] စေတိယင်္ဂဏေ၊ ခွံ။ ဩရယု၊ သက်ဆင်း၍။ စေတိယံ၊ ကို။
 ဝန္တိတော၊ ရှိ။ ဓမ္မံ၊ ကို။ သုဏမာနာ၊ နာလျက်။ အဋ္ဌာသိ၊ တည်ပြီ။ [မိဘတို့
 က တောင် ပါကျောင်းသို့ တက်နေရသောကြောင့် နောက်ကျနေသည်။]

အထ၊ ထိုမှ နောက်၌။ (အမျိုးသမီးရောက်ပြီးသည်မှ နောက်၌။) နံ၊ ထို
 အမျိုးသမီးကို။ မာတာပိတရော၊ တို့သည်။ အာဂန္ဓာ၊ လာ၍။ အမ္မ၊ ချစ်သမီး။
 တံ၊ သင်သည်။ ကတရေန မဂ္ဂေန၊ အဘယ်လမ်းဖြင့်။ အာဂတာ၊ လာသည်။
 အသိ၊ ဖြစ်သနည်း။ ဣတိ၊ သို့။ ပုစ္ဆိံ သု၊ မေးကြကုန်ပြီ။ သာ၊ ထို အမျိုးသမီး
 သည်။ အာကာသေန၊ ကောင်းကင်ဖြင့်။ အာဂတာ၊ လာသည်။ အမ္မံ၊ ဖြစ်
 ပါ၏။ မဂ္ဂေန၊ လမ်းဖြင့်။ (သွားရိုးလမ်းဖြင့်။ အာဂတာ၊ သည်။) န (အမ္မံ)၊
 မဖြစ်ပါ။ ဣတိ၊ သို့။ ဝတော၊ ပြော၍။ ဝါ၊ သော်။ အမ္မ၊ ချစ်သမီး။ အာ-
 ကာသေန နာမ၊ ကောင်းကင်ခရီးဖြင့် မည်သည်။ ခိဏာသဝါ၊ ရဟန္တာပုဂ္ဂိုလ်
 တို့သည်။ သဗ္ဗုန္တိ၊ လှည့်လည်တော်မူကြကုန်၏။ တံ၊ သည်။ ကထံ၊ အဘယ်

နည်းဖြင့်။ အာဂတာ၊ သည်။ အသိ၊ နည်း။ ဣတိ၊ သို့။ ဝုတ္တာ၊ ပြောဆိုအပ်
 သည်။ (သမာနာ။) အာဟ၊ ပြောပြီ။ (ကိ။) မယံ၊ ကျွန်မ၏။ (ဗလဝ-
 ပီတိ-၌ စပ်။) ဝါ၊ သည်။ (ဌိတာယ-၌ စပ်။) စန္ဒာလောကေန၊ ဖြင့်။ စေတိ-
 ယံ၊ ကို။ သြလောကေန္တိယာ၊ ကြည့်လျက်။ ဌိတာယ၊ တည်လတ်သော်။ ဗုဒ္ဓာ-
 ရမ္မဏာ၊ သော။ ဗလဝပီတိ၊ အားရှိသော ပီတိသည်။ ဟောတိ၊ ဖြစ်ပါ၏။
 အထ၊ ထို အခါ၌။ အဟံ၊ ကျွန်မသည်။ အတ္တနော၊ ၏။ ဌိတဘာဝံ၊ ပုပ်နေ
 သည်၏ အဖြစ်ကို။ (ရပ်နေမှန်းကို။) နေဝ (အညာသိ)၊ မသိလိုက်ပါ။
 နိသိန္နဘာဝံ၊ ထိုင်နေသည်၏အဖြစ်ကို။ (ထိုင်နေမှန်းကို။) န အညာသိ၊
 မသိလိုက်ပါ။ ပန၊ စင်စစ်ကား။ ဂဟိဟနိမိတ္တေနော၊ ယူအပ်ပြီး သာ အာရုံ
 ဖြင့်သာလျှင်။ အာကာသံ၊ သို့။ လသိတွာ၊ ပျံတက်၍။ စေတိယဂ်ဏော၌။
 ပတိဌိတာ၊ တည်သည်။ အမှိ၊ ဖြစ်ပါ၏။ ဣတိ၊ ဤသို့ ပြောပြီ။ ဝေ၊ ဤသို့
 လျှင်။ ဥဗ္ဗေဂါပီတိ၊ ဥဗ္ဗေဂါပီတိသည်။ အာကာသေ၊ ၌။ လသံပနပုမာဏာ၊
 ပျံတက်စေခြင်းဟူသော အတိုင်းအရှည်ရှိသည်။ ဟောတိ။

ပန၊ ကား။ ဖရဏပီတိယာ၊ ဖရဏပီတိသည်။ (တကိုယ်လုံး၌ ပျံ့နှံ့သော
 ပီတိသည်။) ဥပုန္နာယ၊ သော်။ သကလသရီရံ၊ အလုံးစုံသော ကိုယ်သည်။
 (အနုပရိပ္ပုဋ္ဌံ ဟောတိ-၌ စပ်။) ဓမိတွာ၊ လေဖြင့် မှတ်၍။ ပုရိတဝတ္တိ ဝိယ၊
 ပြည့်စေအပ်သော စည်ပေါင်းသည်ကဲ့သို့လည်းကောင်း။ မဟတာ၊ ကြီးစွာ
 သော။ ဥဒကောဃေန၊ ရေအလျဉ်သည်။ ပက္ခန္ဓပဗ္ဗတက္ခန္ဓိ ဝိယ စ၊ ပြေးဝင်
 အပ်သော တောင်ဝှမ်းသည် ကဲ့သို့လည်းကောင်း။ အနုပရိပ္ပုဋ္ဌံ၊ အစဉ်အတိုင်း
 ဖြန့်အပ်သည်။ ဟောတိ။ [သကလသရီရံ နောက်၌ ဖရိတွာဟု ရှိ၏။ သကလ
 သရီရံကို “အနုပရိပ္ပုဋ္ဌံ ဟောတိ” ၌ စပ်ရမည် ဖြစ်သောကြောင့် “ဓမိတွာ”
 ဟု ရှေးနိဿယ ရှိသည့်အတိုင်းကောင်းသည်။ လေဖြင့် မှတ်၍ ပြည့်စေအပ်
 သော စည်ပေါင်းကဲ့သို့-ဟူလို။]

ပန၊ ဆက်။ ပဉ္စဝိဓာ၊ သော။ သဒ သော ပီတိ၊ သည်။ ဂဗ္ဘံ၊ ကိုယ်ဝန်ကို။
 ဂဏ္ဍန္တိ၊ ယူလတ်သော်။ [ပီတိရင့်လာလျှင် ကာယပဿဒ္ဓိ စိတ္တပဿဒ္ဓိ ဖြစ်သော
 ကြောင့် ထို ပဿဒ္ဓိဖြစ်ဖို့ရန် ရင့်နေသည်ကို “ဂဗ္ဘံ ဂဏ္ဍန္တိ” ဟု ဆိုသည်။]
 ပရိပါကံ၊ ရင့်ကျက်ခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်လတ်သော်။ [ဂဗ္ဘံ ဂဏ္ဍန္တိ-ကို
 ထပ်ဖွင့်သည်။] ကာယပဿဒ္ဓိ စ၊ ကာယပဿဒ္ဓိလည်း ဖြစ်သော။ စိတ္တပဿဒ္ဓိ
 စ၊ ဖြစ်သော။ ဒုဝိဓံ၊ သော။ ပဿဒ္ဓိံ၊ ကို။ ပရိပူရေတိ၊ ပြည့်စေ၏။ ပဿဒ္ဓိံ၊
 သည်။ ဂဗ္ဘံ၊ ကို။ ဂဏ္ဍန္တိ၊ သော်။ ပရိပါကံ၊ သို့။ ဂစ္ဆန္တိ၊ သော်။ ကာယိကံ၊
 ကိုယ်၌လည်း ဖြစ်သော။ စေတသိကံ စ၊ စိတ်၌လည်း ဖြစ်သော။ ဒုဝိဓံ သုခံ

ပရိပူရေတိ။ သုခံ၊ သညံ။ ဂဗ္ဘံ၊ ကို။ ဂဏန္တံ၊ သော်။ ပရိပါကံ ဂစ္ဆန္တံ။
 ခဏိကသမာဓိံ၊ ခဏိကသမာဓိလည်း ဖြစ်သော။ ဥပစာရသမာဓိံ၊ သော။
 အပ္ပနာသမာဓိံ၊ သော။ တိဝိဓံ သမာဓိံ ပရိပူရေတိ။ [“အပ္ပနာသမာဓိန္တိ”ဟု
 ဣတိပါသည်ကား မကောင်း။ ခဏိကသမာဓိံ၊ လည်းကောင်း။ ပ။ ဣတိ၊ သို့။
 တိဝိဓံ သမာဓိံ။— ဟုသော်လည်းပေး။] တာသ၊ ထို ပီတိတို့တွင်။ [သုခက
 သမာဓိကို ပြည့်စေတတ်သော်လည်း သုခ၏ အရင်းခံမှာ ပီတိဖြစ်သောကြောင့်
 လည်းကောင်း၊ ပီတိကို ပြုရာဖြစ်သောကြောင့် လည်းကောင်း ပီတိကိုစွဲရသည်။]
 အပ္ပနာသမာဓိပူရိကံ၊ အပ္ပနာသမာဓိကို ပြည့်စေတတ်သော ပီတိကို။ ထပေတုဒ၊
 ထား၍။ ဣတရာ၊ အခြားကုန်သော။ ဒေဝိ၊ ၂-ပါးသော ခဏိကသမာဓိ
 ဥပစာရသမာဓိကို ပြည့်စေတတ်သော ပီတိတို့သည်လည်း။ ဣမ၊ ဤကမာဝစရ
 ကုသိုလ်အရာ၌။ ယုဇ္ဇန္တိ၊ သင့်ကုန်၏။ [အပ္ပနာသမာဓိ ပူရိကပီတိမှာ ဈာန်
 အရာ၌သာ ရနိုင်သည်။]

(ယံ ဓမ္မဇာတံ။) သုခယတိံ၊ ချမ်းသာစေတတ်၏။ ဣတိ၊ ထိုသို့ ချမ်းသာ
 စေတတ်သည်၏ အဖြစ်ကြောင့်။ (တံ ဓမ္မဇာတံ။) သုခံ၊ မည်၏။ ယဿ၊ အကြင်
 ပုဂ္ဂိုလ်၏ (သန္တာန်၌)။ ဥပ္ပဇ္ဇတိ။ တံ၊ ထို ပုဂ္ဂိုလ်ကို။ သုခံ၊ ချမ်းသာသည်ကို။
 ဝါ၊ ချမ်းသာအောင်။ ကရေတိ၊ ပြုတတ်၏။ ဣတိ အတ္ထော၊ နက်။ (အဓိပ္ပာယ်
 အနက်။) ဝါ၊ တနည်း။ ကာယစိတ္တာဗာဓံ၊ ကိုယ်နာ စိတ်နာ ၂-ဖြာသော
 ဒုက္ခဝေဒနာကို။ သုဠ၊ လွန်စွာ။ ခါဒတိ၊ ခဲစားတတ်၏။ ခနတိ စ၊ တူးဖြို
 လည်း တူးဖြိုတတ်၏။ ဣတိ သုခံ။ [ဤပုဒ်၏ အဓိပ္ပာယ်ကို ပါရာဇိကဏ်
 ဘာသာဋီကာ ဈာန်ခန်း၌ ပြထားပြီ။] တေ၊ ဤ သုခသည်။ သောမနဿ-
 ဝေဒနာယ၊ ၏။ နာမံ၊ တည်း။] သုခဟု ဆိုသော်လည်း ကာယိကသုခ
 မဟုတ်။ ဤ မဟာကုသိုလ်စိတ်နှင့် ယှဉ်ရာဝယ် စေတသိကသုခ သာဟည်း။
 သောမနဿဝေဒနာ ကိုပင် ဖေဟသိက-သုခဟု ခေါ်၏။ ထို့ကြောင့် “သော-
 မနဿဝေဒနာယ” ဟု ဆိုသည်။] တဿ၊ ထို သုခ၏။ လက္ခဏာဒိနိ၊ တို့ကို။
 ဝေဒနာပဒေ၊ ဝေဒနာပုဒ်၌။ ဝုတ္တနယေနေဝ၊ ဖြင့်သာ။ ဝေဒိတဗ္ဗာနိ၊ ကုန်၏။

၁။ သုခယတိံ။ “သုခ ဒုက္ခ၊ သုခဓာတ် ဒုက္ခဓာတ်သည်။ တကြိယာယံ၊ ထို
 ချမ်းသာခြင်းကြိယာ ဆင်းရဲခြင်းကြိယာ ဟူသော အနက်၌။ (ဝတ္တတိ။) အကမ္မကာဝ
 ဣမေ ဓာတဝေါ” ဟု ဆို၍ “ဒုက္ခတိ-ဆင်းရဲ၏” ဟု သဒ္ဒနိတိ ပုံစံထုတ်၏။ ထို့ကြောင့်
 သုခယတိံ သုခဓာတ် ကာရိတ် ဣယ-ပစ္စည်းဟု မှတ်ပါ။ သုခံလည်း ကာရိတ်ပစ္စည်း
 ကျေအ-ပစ္စည်းတည်း။ “ချမ်းသာစေတတ်” ဟူရာ၌ “မိမိဖြစ်ရာပုဂ္ဂိုလ်ကို ချမ်းသာအောင်
 ပြုတတ်၏” ဟု အဓိပ္ပာယ်ဆိုလို၏။ ထို့ကြောင့် “ယဿ ဥပ္ပဇ္ဇတိ” စသည်ကို မိန့်သည်။

အပရော၊ ရှေ့နည်းမှ တပါးသော။ နယော၊ ကို။ (ဝေဝဒိတဗော။) သုခံ၊ သည်။ သာတလက္ခဏံ၊ မိမိကိန်းရာ သတ္တဝါနှင့် သမ္ပယုတ္တဓမ္မတို့ကို သာယာ စေတတ်သည်၏ အဖြစ်ဟူသော လက္ခဏာရှိ၏။ သမ္ပယုတ္တကာနံ၊ သမ္ပယုတ် တရားတို့ကို။ ဥပဗြူဟနရသံ၊ တိုးပွားစေခြင်း ကိစ္စရှိ၏။ သမ္ပယုတ္တကာနံ၊ တို့ကို။ (လိင်္ဂစေ။) အနုဂ္ဂဟဏ ပစ္စယဌာနံ၊ အဖန်ဖန် ယူခြင်းသဘောတရားဟု ယောဂီတို့ဉာဏ်အား ရှေးရှုထင်လာ၏။ ဝါ၊ ချီးမြှောက်ခြင်း သဘောတရားဟု ယောဂီတို့ဉာဏ်အား ရှေးရှုထင်လာ၏။

စ၊ ဆက်။ နေသံ ပီတိသုခါနံ၊ ထို ပီတိ သုခတို့၏။ ကတ္တစိ၊ အချို့စိတ်၌။ (ပီတိယှဉ်ရာ စိတ်၌။) အဝိပ္ပယောဂေ၊ မကွေမကွာ ယှဉ်ခြင်းသည်။ သတိပိ၊ ရှိပါသော်လည်း။ ဣဋ္ဌာရမ္မဏ ပဋိလဘာတုဋ္ဌိ၊ ဣဋ္ဌာရုံကို ရခြင်းကြောင့် နှစ်သက်ခြင်းသဘောသည်။ ပီတိ၊ ပီတိတည်း။ ပဋိလဒ္ဓရသာနဘဝနံ၊ ရအပ် ပြီးသော အာရုံအရသာကို ခံစားခြင်းသဘောသည်။ သုခံ၊ သုခတည်း။ ယတ္ထ၊ အကြင်စိတ်၌။ ပီတိ၊ သည်။ (အတ္ထိ၊ ရှိ၏။ ယှဉ်၏-ဟူလို။) တတ္ထ၊ ထို ပီတိ ယှဉ်ရာစိတ်၌။ သုခံ၊ သည်။ (အတ္ထိ။) ယတ္ထ၊ ၌။ သုခံ၊ သည်။ (အတ္ထိ။) တတ္ထ၊ ထို သုခယှဉ်ရာ စိတ်၌။ နိယမတော၊ မြဲသောအားဖြင့်။ ပီတိ၊ သည်။ န (အတ္ထိ)။ ပီတိ၊ ကို။ သင်္ခါရက္ခန္ဓ သင်္ဂဟိတာ၊ သင်္ခါရက္ခန္ဓာဖြင့် သိမ်းယူအပ် ၏။ သုခံ၊ ကို။ ဝေဒနာက္ခန္ဓ သင်္ဂဟိတံ၊ ဝေဒနာက္ခန္ဓာဖြင့် သိမ်းယူအပ်၏။ ကန္တာရခိန္နဿ၊ ခရီးခဲ၌ ပင်ပန်းနေသူ၏။ ဝနန္တောဒက သဝနဒဿနေသု ဝိယ၊ ဇာတဿရတောကို ကြားရခြင်း၊ ရေကို မြင်ရခြင်းတို့၌ ကဲ့သို့။ ပီတိ၊ သည်။ (ဟောတိ။) ဝနန္တာယပ္ပဝေသန ဥဒကပရိဘောဂေသု ဝိယ၊ တောရိပ်သို့ဝင်ရ ခြင်း၊ ရေကိုသုံးဆောင်ရခြင်းတို့၌ ကဲ့သို့။ သုခံ၊ သည်။ (ဟောတိ)။ [ဤပုဒ် တို့၏အကျယ်ကို ပါရာဇိကဏ် ဘာသာဋီကာ ဈာန်ခန်း၌ ပြထားပြီ။

ဟံ၊ ချဲ့။ ပုရိသော၊ သည်။ မဟာကန္တာရမဂ္ဂံ၊ ကြီးစွာသော ခရီးခဲကို။ ပဋိပန္နော၊ သွားသည်။ (သမာနော၊ ဖြစ်စဉ်။) သမ္ပပရေတော၊ နေ့ နေပူသည် နှိပ်စက်အပ်သည်။ (ဟုတုာ။) [“ပရံ+ဣတော-အလွန်ရောက်အပ်” ဟု သဒ္ဒတ္ထ ဖြစ်သော်လည်း “နှိပ်စက်အပ်” ဟု အဓိပ္ပာယ်ထွ ပေးလိုက်သည်။] တသိတော၊ ပင်ပန်းသည်။ ပိပါသိတော၊ လွန်စွာဖြစ်သော မှတ်သိပ်ခြင်းရှိသည်။ [သဉ္ဇာတ- အဿအနက်၌ ဣတ-ပစ္စည်းသက်။] (ဟုတုာ။) ပဋိပထေ၊ ရှေးရှုခရီး၌။ (ခရီးရင်ဆိုင်။) ပုရိသံ၊ ကို။ ဒိသ္မာ၊ မြင်ရ၍။ ကတ္ထ၊ အဘယ်အရပ်၌။ ပါနိယံ၊ သောက်ရေသည်။ အတ္ထိ၊ ရှိပါသနည်း။ ဣတံ၊ သို့။ ပုစ္ဆေယျ၊ မေးရာ၏။ သော၊ ထိုယောက်ျားသည်။ (ဝဒေယျ-၌ စပ်။) အဋ္ဌဝိံ၊ တောအုပ်ကို။ ဥတ္တရိတုာဝ၊ လွန်ပြီး၍သာလျှင်။ (လွန်လျှင် လွန်ခြင်းပင်။) ဇာတဿရဝနသဏ္ဍော၊ ဇာတ-

သရအိုင်ရှိသော တောအုပ်သည်။ အတ္တိ၊ ရှိလေ၏။ (ရှိလေရဲ့။) တတ္ထ၊ ထို
တောအုပ်သို့။ ဂန္ဓာ၊ ရောက်၍(ရောက်လျှင်။) လဘိဿသိ၊ ရေကိုရပါလတ္တံ့။
ဣတိ၊ သို့။ ဝဒေယျ၊ ပြောရာ၏။ သော၊ သည်။ တဿ၊ ၏။ ကထံ၊ စကားကို။
သုတော၊ ကြားရ၍။ ဟဋ္ဌပဟဋ္ဌော၊ ရှင်လန်း အပြားအားဖြင့် ရှင်လန်းသည်။
(အလွန်ရှင်လန်းသည်။) ဘဝေယျ၊ ဖြစ်ရာ၏။

တတော၊ ထိုကြားရာအခါမှ နောက်၌။ ဂစ္ဆန္တော၊ သွားလတ်သော်။ ဘူမိ-
ယံ၊ ၌။ ပတိတာနိ၊ ကျကုန်သော။ ဥပ္ပလဒလနာလပတ္တာဒိနိ၊ ကြာပွင့်ဖတ်၊
ကြာရိုး၊ ကြာရွက် အစရှိသည်တို့ကို။ ဒိသ္မာ၊ မြင်ရ၍။ သုဠုတရံ၊ အလွန်
အမင်း။ ဟဋ္ဌပဟဋ္ဌော၊ သည်။ ဟုတော၊ ဂစ္ဆန္တော၊ သော်။ အလ္လဝတ္ထေ၊ စိုသော
အဝတ် ရှိကုန်သော။ အလ္လကေသေ၊ စိုသောဆံပင် ရှိကုန်သော။ ပုရိသေ၊
တို့ကို။ ပဿေယျ၊ မြင်ရရာ၏။ ဝနကုက္ကုဋ္ဌမောရာဒိနံ၊ ရေကြက်၊ ဥဒေါင်း အစ
ရှိသော ငှက်တို့၏။ သဒ္ဓံ၊ အသံကို။ သုဏေယျ၊ ကြားရရာ၏။ [“အဏ္ဏော နိရံ
ဝနံ ဝါလံ၊ တောယံ အဗ္ဗု ဒကဉ္စ ကံ” ဟူသော အဘိဓာန်နှင့်အညီ ဝနကုက္ကုဋ္ဌ
ဝနသဒ္ဓါသည် ရေဟူသောအနက်ကို ဟော၏။] ဇာတဿရပရိယန္တေ၊ ဇာတ-
ဿရအိုင်၏ အဆုံး၌။ (ဘေးပတ်ဝန်းကျင်၌။) ဇာတံ၊ ပေါက်သော။ မဏိဇာလ
သဒိသံ၊ ပတ္တမြား ကွန်ရက်နှင့်တူသော။ နီလဝနသဏ္ဍံ၊ စိမ်းညိုသော တောအုပ်
ကို။ ပဿေယျ၊ မြင်ရရာ၏။ သရေ၊ ဇာတဿရအိုင်၌။ ဇာတာနိ၊ ပေါက်ကုန်
သော။ ဥပ္ပလ ပဒုမ ကုမုဒါဒိနိ၊ ဥပ္ပလ-မည်သောကြာ၊ ပဒုမ္မာကြာ၊ ကုမုဒြာ
ကြာ အစရှိသည်တို့ကို။ ပဿေယျ။ အစ္စံ၊ ကြည်လင်သော။ ဝိပ္ပသန္နံ၊ အထူး
သဖြင့် ကြည်လင်သော။ ဥဒကံ၊ ရေကို။ ပဿေယျ။

သော၊ ထိုယောက်ျားသည်။ ဘိယျော ဘိယျော၊ အလွန်အလွန်။ ဟဋ္ဌပဟ-
ဋ္ဌော ဟုတော။ ဇာတဿရံ၊ ဇာတဿရအိုင်သို့။ ဩတရိတော၊ သက်ဆင်း၍။
ယထာရုစိ၊ အလိုရှိတိုင်း။ နှတော စ၊ ရေချိုးပြီး၍လည်းကောင်း။ ပိဝိတော စ၊
ရေသောက်ပြီး၍ လည်းကောင်း။ ပဋိပ္ပဿဒ္ဓဒရထော၊ ငြိမ်းအေးပြီးသော
အပူရှိသည်။ (ဟုတော။) ဘိသမုဋ္ဌာလပေါက္ခရာဒိနိ၊ ကြာစွယ် ကြာဥ ကြာစေ့

၁။ ဘိသမုဋ္ဌာလပေါက္ခရာဒိနိ။ ။ အဘိဓာန် (၆၀၇) ၌ ဘိသနှင့် မုဋ္ဌာလကို
ကြာစွယ်အနက်ဟော ပရိယာယ် ၂-ပုဒ် ဟု ဆိုထား၏။ ဤနေရာ၌ကား ထို ၂-ပုဒ်သည်
အနက်တူ မဟုတ်နိုင်။ ဝဂီသ သံယုတ် ဋီကာ၌ “မုဋ္ဌာလန္တ- သေတရတ္ထပဒုမာနံ မူလံ
(ကြာရင်း ကြာစွယ်) ။ ဘိသန္တိ-တေသံယေဝ ကန္တံ(ကြာဥ)” ဟု ဖွင့်၏။ ပေါက္ခရာ
သဒ္ဓါသည် အနက်အမျိုးမျိုးကို ဟောနိုင်သော်လည်း ဤနေရာ၌ “ပဒုမကောသ-ကြာစေ့
အိမ်၊ ကြာခွက်” ဟူသော အနက်ဖြစ်သင့်၏။ ထိုကြာခွက်၌ ပါရှိသော အစေ့များကို
စားလေ့ရှိကြသည်။ ထို့ကြောင့် ပေါက္ခရာ-အရ ကြာခွက်အစေ့တိုင်အောင် ယူပါ။

အစရှိသည်တို့ကို။ ခါဒိတော၊ ခဲစားပြီး၍။ နိလုပ္ပလာဒီနိ၊ ကြာညီပန်း အစရှိသည်
 တို့ကို။ ပိဋ္ဌန္တိတော၊ ပန်ဆင်၍။ မန္ဒာလကမူလာနိ၊ ဟင်းညံ့မြစ်တို့ကို။ ခန္ဓေ၊
 ပခုံး၌။ ခိပိတော၊ ပစ်တင်၍။ ဥတ္တရိတော၊ ရေမှတက်၍။ သာဋကံ၊ ပုဆိုးကို။
 နိဝါသေတော၊ ဝတ်၍။ ဥဒကသာဋကံ၊ ရေသနပ်ကို။ အာတပေ၊ နေပူ၌။
 ကတော၊ ပြု၍။ (လှန်း၍။) သိတစ္ဆာယာယ၊ အေးသောအရိပ်၌။ မန္ဒမန္ဓေ၊
 ညှင်းညှင်းသာသာသော။ ဝါတေ၊ လေသည်။ ပဟရန္တေ၊ တိုက်ခတ်စဉ်။
 နိပန္နော၊ လျောင်းလျက်။ အဟောသုခံ အဟောသုခန္တိ၊ အော်-ချမ်းသာလေ
 စွာ၊ အော်-ချမ်းသာလေစွာ ဟူ၍။ ဝဒေယျ ယထာ၊ ပြောဆိုရာ သကဲ့သို့။
 ဝေံ၊ တူ။ ဣဒံ သမ္ပဒံ၊ ဤ မချွတ်မယွင်း ပြီးစီးခြင်းရှိသော ဥပမေယျကို။
 ဒဋ္ဌဗ္ဗံ၊ ၎င်း။

ဟိ၊ ဥပမာန ဥပမေယျ ရောနှော၍ ပြဋ္ဌာန်းအံ့။ တာယ ပုရိသဿ၊ ၎င်း။ ဇာတ-
 သရဝနသဏ္ဍာသဝနတော၊ ဇာတသရအိုင်ရှိသော တောအုပ်ကို ကြားရရာ
 အခါမှ။ ပဋ္ဌာယ၊ ၍။ ယာဝဥဒကဒဿနာ၊ ရေကိုမြင်ရာအခါ တိုင်အောင်။
 ဟဋ္ဌပဟဋ္ဌကာလော ဝိယ၊ ရှင်လန်း အပြားအားဖြင့် ရှင်လန်းရာအခါကဲ့သို့။
 ပုဗ္ဗဘာဂါရမ္မဏေ၊ ရှေ့အဖို့၌ ဖြစ်သော အာရုံ၌။ ဟဋ္ဌပဟဋ္ဌကာရာ၊ ရှင်လန်း
 အပြားအားဖြင့် ရှင်လန်းသော အခြင်းအရာရှိသော ပီတိကို။ (ဒဋ္ဌဗ္ဗာ။) နှုတ်
 စ။ ပ။ အဟောသုခန္တိ၊ ဟူ၍။ ဝဒေတော၊ ပြောဆိုသော ယောက်ျား၏။ နိပန္န-
 ကာလော ဝိယ၊ လျောင်းရာအခါ ကဲ့သို့။ ဗလဝပုတ္တံ၊ အားရှိသည်၏အဖြစ်သို့
 ရောက်သော။ အာရမ္မဏ ရသာနုဘဝနာကာရ သဏ္ဍိတံ၊ အာရုံအရသာကို
 ခံစားခြင်းဟူသော အခြင်းအရာအားဖြင့် ကောင်းစွာတည်သော။ သုခံ၊ ကို။
 (ဒဋ္ဌဗ္ဗံ။) စ။ ဆက်။ တသ္မိံ တသ္မိံ သမယေ၊ ထိုထို အခါ၌။ (ဇာတသရ ဝန
 သဏ္ဍာကို ကြားရရာအခါ၊ ရေကိုမြင်ရာ အခါ၊ တောရိပ်သို့ ဝင်ရာအခါ၊ ရေကို
 သုံးဆောင်ရာအခါ၌။) ပါကဋဘာဝတော၊ ပီတိ သုခတို့၏ ထင်ရှားသည်၏
 အဖြစ်ကြောင့်။ ဝေံ၊ ဤဣဋ္ဌာရမ္မဏ ပဋိလာဘတုဋ္ဌိ-အစရှိသော စကားကို။
 (အစရှိယေဟိ၊ ရှေးဆရာတို့သည်။) ဝုတ္တံ၊ ပြီ။ ဣတိ၊ ဝေဒိတဗ္ဗံ။ ပန၊ စင်စစ်
 ကား။ ယတ္ထ၊ အကြင်စိတ်၌။ ပီတိ၊ သည်။ အတ္ထိ၊ တတ္ထ၊ ထို ပီတိယှဉ်ရာ စိတ်၌။
 သုခမ္ပိ၊ သည်လည်း။ အတ္ထိ၊ ဣတိ ဝေံ၊ ဤစကားကို။ (မယာ။) ဝုတ္တမေပ၊
 ဆိုအပ်ပြီးသည်သာ။ [ရှေ့၌ “ယတ္ထ ပီတိ၊ တတ္ထ သုခံ” ဟု ဆိုခဲ့သည်ကို ပြန်၍
 ညွှန်းသည်။]

စိတ္တဿေကဂ္ဂတာတိ၊ ကား။ စိတ္တဿ၊ ၎င်း။ ကေဂ္ဂဘာဝေ၊ တခုတည်းသော
 အာရုံရှိသော စိတ်၏ ဖြစ်ကြောင်းဖြစ်ရာသည်။ (ပါဠိတော် ဟောတံ-၌ စပျံ။)
 ဝေံ၊ ဤ စိတ္တဿေကဂ္ဂတာ-ဟူသော အမည်သည်။ သမာဓိဿ၊ သမာဓိ၏။

နာမံ၊ တည်း။ ပန၊ ပဒတ္တမှတပါး လက္ခဏာဒုတ္တကား။ အဿ၊ ထို သမာဓိ၏။ လက္ခဏာဒီသု၊ လက္ခဏာ အစရှိသည်တို့တွင်။ တာဝ၊ နောက်တနည်းမှ ရှေးဦး စွာ။ အဋ္ဌကထာယံ၊ ဤ။ ဝုတ္တံ၊ ပြီ။ (ကံ ။) သမာဓိ၊ သည်။ ပါမောက္ခလက္ခဏော စ၊ အကြီးအမှူး၏အဖြစ်ဟူသော လက္ခဏာရှိသည်လည်းကောင်း။ အဝိက္ခေပ လက္ခဏော စ၊ ဝိက္ခေပ၏ ဆန့်ကျင်ဘက်၏အဖြစ်ဟူသော လက္ခဏာရှိသည် လည်းကောင်း။ ဟောတိ။ ဟိ၊ ချဲ့။ ကုဋ္ဌာဂါရကဏ္ဍိကာ၊ စုလစ်မှမ်းချွန် အထွတ်ရှိသောအိမ်၏ အချက်သည်။ သေသဒဗ္ဗသမ္ဘာရာနံ၊ ကြွင်းသော အဆောက်အဦတို့၏။ ဝါ၊ တို့ကို။ အာဗန္ဓနတော၊ လွန်စွာ ဖွဲ့တတ်သည်၏ အဖြစ်ကြောင့်။ ပမုခါ၊ အကြီးအမှူးသည်။ ဝါ၊ ပဓာနသည်။ ဟောတိ ယထာ၊ ကဲ့သို့။ ဝေမေဝ။ သဗ္ဗကုသလဓမ္မာနံ၊ အလုံးစုံသော ကုသိုလ်တရား တို့၏။ သမာဓိစိတ္တေန၊ သမာဓိနှင့်ယှဉ်သော စိတ်ကြောင့်။ ဣဇ္ဈနတော၊ ပြီး စီးရခြင်းကြောင့်။ သဗ္ဗေသမ္ပိ၊ ကုန်သော။ တေသံ ဓမ္မာနံ၊ ထို ကုသိုလ် တရားတို့၏။ သမာဓိ၊ သည်။ ပါမောက္ခော၊ အကြီးအမှူးသည်။ ဟောတိ။

တေန၊ ကြောင့်။ ယထာ မဟာရာဇ။ ပ။ အဂ္ဂမဂ္ဂါယတိတိ၊ ဟူ၍။ (အာယ- သ္မတာ နာဂသေနတ္ထေရေန၊ သည်။) ဝုတ္တံ၊ မိန့်တော်မူအပ်ပြီ။ [မဟာရာဇ၊ ဇာ။ ကုဋ္ဌာဂါရဿ၊ အထွတ်ရှိသော အိမ်၏။ ယာကာစိ၊ အမှတ်မရှိ အလုံး စုံကုန်သော။ ဂေါပါနသိယော၊ အခြင်ရနယ်တို့သည်။ (သန္တိ။) သဗ္ဗာ၊ ကုန် သော။ တာ၊ ထို အခြင်ရနယ်တို့သည်။ ကုဋ္ဌင်္ဂမာ၊ အထွတ်သို့ ရောက်ကြရကုန် သည်။ ကုဋ္ဌနိန္ဒာ၊ အထွတ်သို့ ညွတ်ကိုင်ကြရကုန်သည်။ ကုဋ္ဌသမောသရဏာ၊ အထွတ်၌ ပေါင်းဆုံကြရကုန်သည်။ (ဟောန္တိ။) ကုဋ္ဌံ၊ အထွတ်ကို။ တာသံ၊ ထို အခြင်ရနယ်တို့ထက်။ အဂ္ဂံ၊ အမြတ်ဆုံး ဟူ၍။ (အရေးအကြီးဆုံး ဟူ၍။) အက္ခာယတိ ယထာ၊ ဆိုအပ်သကဲ့သို့။ မဟာရာဇ ဝေမေဝ။ ယေကေစိ၊ အမှတ် မရှိ အလုံးစုံကုန်သော။ ကုသလာ ဓမ္မာ၊ တို့သည်။ (သန္တိ။) သဗ္ဗေ၊ ကုန်သော။ တေ၊ ထို ကုသိုလ်တရားတို့သည်။ သမာဓိနိန္ဒာ၊ သမာဓိသို့ ညွတ်ကြရကုန် သည်။ ပ။ သမာဓိပဗ္ဗာရာ၊ ကုန်သည်။ (ဟောန္တိ။) သမာဓိ၊ ကို။ တေသံ၊ ထို ကုသိုလ်တရားတို့ထက်။ အဂ္ဂံ၊ အမြတ်ဆုံးဟူ၍။ အက္ခာယတိ၊ ဆိုအပ်၏။]

စ၊ ပါမောက္ခလက္ခဏာမှတပါး အဝိက္ခေပလက္ခဏာကာ ။ သေနဂံ၊ စစ် အင်္ဂါသို့။ ပတွာ၊ ရောက်၍။ ဝါ၊ ရောက်လတ်သော်။ ရာဇာ နာမ၊ မင်းမည် သည်။ (ဂစ္ဆတိ-စသည်၌ စပ်။) ယက္ခ ယတ္ထ၊ အကြင် အကြင် အရပ်၌။ သေနာ၊ စစ်တပ်သည်။ ဩသီဒတိ၊ ဆုတ်နစ်၏။ တံဟံ ဌာနံ၊ စစ်တပ်၏ဆုတ်နစ်ရာ ထိုထို အရပ်သို့။ ဂစ္ဆတိ၊ သွားရန်။ တဿ၊ ထိုမင်း၏။ ဂတဂတဌာနေ၊ ရောက်အပ် ရောက်အပ်သော အရပ်၌။ သေနာ၊ သည်။ ပရိပူရတိ၊ ပြည့်၏။ ပရေသေနာ၊

တဘက်စပ်တပ်သည်။ ဘိဇ္ဇိတော၊ ပျက်၍။ ရာဇာနမေဝ၊ မင်းသို့သာ။ (တဘက်စပ်တပ်၏ အရှင်ဖြစ်သော မင်းသို့သာ။) အနုဝတ္တတိ ယထာ၊ အစဉ်လိုက်ရသကဲ့သို့။ (မိမိတို့မင်းရှိရာသို့ ဆုတ်ရသကဲ့သို့။) ဝေမေဝ။ သဟဇာတဓမ္မာနံ၊ တကွဖြစ်ဖက်တရာ တို့အား။ ဝိက္ခိပိတုံ၊ ပျံ့လွင့်ခြင်းငှာ။ ဝါ၊ ပျံ့လွင့်ခွင့်ကို။ ဝိပ္ပာကိရိတုံ၊ ဖရိဖရံ ပြန့်ကြဲခြင်းငှာ။ ဝါ၊ ခွင့်ကို။ အပ္ပဒါနတော၊ မပေးခြင်းကြောင့်။ သမာဓိ၊ သည်။ အဝိက္ခေပသက္ခဏော နာမ၊ ဝိက္ခေပ၏ ဆန့်ကျင်ဘက်လက္ခဏာ ရှိသည်မည်သည်။ ဟောတိ၊ ဣတိ(ဝုတ္တံ)။ [တဝ ဝုတ္တံ-ပြန်လှည့်။]

ပန၊ ကား။ အပရော၊ တပါးသော။ နယော၊ ကို။ (ဝေ ဝေဒိတဗျော။) စိတ္တဿ ဂဂ္ဂတာသင်္ခါတော၊ စိတ္တဿဂဂ္ဂဘာဟု လိုအပ်သော။ အယံ သမာဓိန ပ၊ ဤ သမာဓိမည်သည်။ အဝိသာယုလက္ခဏော၊ မိမိသဘောအားဖြင့် မပျံ့လွင့်ခြင်း လက္ခဏာရှိ၏။ ဝါ၊ တနည်း။ အဝိက္ခေပသက္ခဏော၊ သမ္ပယုတ်တရားတို့၏ မပျံ့လွင့်ကြောင်း၏ အဖြစ်ဟူသော လက္ခဏာရှိ၏။ [“ဝိက္ခေပ၏ ဆန့်ကျင်ဘက်၏ အဖြစ်ဟူသော လက္ခဏာရှိ၏” ဟုလည်း ပေး။] နာနိယစူဠာနံ၊ ဆပ်ပြာမှုန့်တို့ကို။ (သမ္ပိဏ္ဍကံ၊ ပေါင်းစုတတ်သော။) ဥဒကံ ဝိယ၊ ရေကဲ့သို့။ သဟဇာတဓမ္မာနံ၊ တို့ကို။ သမ္ပိဏ္ဍနရသော၊ ပေါင်းစုခြင်း ကိစ္စရှိ၏။

ဥပသမပစ္စုပဋ္ဌာနော၊ ငြိမ်သက်ခြင်းသဘောတရားဟု ယောဂီတို့ဉာဏ်အား ရှေးရှုထင်လာ၏။ ဝါ၊ တနည်း။ ဉာဏပစ္စုပဋ္ဌာနော၊ ဉာဏ် တည်းဟူသော အကျိုးကိုဖြစ်စေတတ်၏။ (ဖလပစ္စုပဋ္ဌာနံ။) ဟိ၊ မှန်။ သမာဟိတော။ ပ။ ပဿတိတိ၊ ဟူ၍။ (ဘဂဝတာ။) ဝုတ္တံ၊ ပြီ။ [သမာဟိတော၊ အာရုံ၌ ကောင်းစွာ သားအပ်သော စိတ်ရှိသူသည်။ ဝါ၊ သမာဓိရှိသူသည်။ ယထာဘူတံ၊ မဖေ့ ကံမပြန် ဟုတ်တိုင်းမှန်စွာ။ ဇာနာတိ၊ သိ၏။ ပဿတိ၊ မြင်၏။ -ခန္ဓသံယုတ်၊ သမာဓိ-သုတ်။] ဝိသေသဒေတာ၊ အထူးအားဖြင့်။ (များသောအားဖြင့်။) သမာဓိ၊ သည်။ သုခပဒဋ္ဌာနော၊ သုဟူသော နိုးစွာသော အကြောင်းရှိ၏။ [အများအားဖြင့် သုခရှိလျှင် သမာဓိဖြစ်တတ်၏။ သို့သော် သုခမပါသော စတုတ္ထဈာန် သမာဓိများလည်း ရှိသေး ၎င်းကား ဝိသေသဒေတာ ၏ ယေဘုယျန-

၁။ အဝိသာယု၊ အဝိက္ခေပ။ ။ မိမိပင်ကိုသဘောအတိုင်း မပျံ့လွင့်ခြင်းသည် အဝိသာယုမည်၏။ “သရ-ဂတိမှ” ဟူသော ဓာတ်နှင့်အညီ “ဝိဝိဓံ သရဏံ ဝိသာရော-အထူးထူး အပြားပြား သွားခြင်း။ ဝါ၊ ပျံ့လွင့်ခြင်း။ န+ဝိသာရော အဝိသာရော။ အဝိက္ခေပကား-သမ္ပယုတ်တရားတို့ကို ပစ်လွှတ်တတ်သော ဥဒ္ဓစ္စ၏ ဆန့်ကျင်ဘက်တည်း။ [အဝိသာရော အဘူနော ဧဝ အဝိသာရဏသဘာဝေါ၊ အဝိက္ခေပေါ၊ သမ္ပယုတ္တာနံ အဝိက္ခိတ္တတာ။ -စုံကဏ္ဍ။]

ဟု ဖွင့်သည်။] နိဝါတေ၊ လေမရှိသောအရပ်၌။ (လေငြိမ်သောအရပ်၌။) ဒိပစွီနံ၊ ဆီမီးအလုံတို့၏။ ဌိတံ ဝိယ၊ တည်ငြိမ်ခြင်းကဲ့သို့။ စေတသော၊ ၏။ ဌိတံ၊ တည်ငြိမ်ခြင်းသဘောတည်း။ ဝါ၊ တည်ငြိမ်ကြောင်းသဘောတည်း။ ဣတံ ဒဋ္ဌဗ္ဗော။ [မီးလုံ၏တည်ငြိမ်ပုံကိုဥပမာပြသဖြင့် စေတသော ဌိတံ-အရ၌ စိတ္တက္ခဏတခု၏ တည်ခြင်းကိုမဆိုလို၊ မီးလုံအစဉ်ကဲ့သို့ စိတ်အစဉ်၏တည်ခြင်းကို ဆိုလိုသည်။]

ဣန္ဒြိယရာသိ အဖွင့်

[ဈာနရာသိကို ဖွင့်ပြပြီး၍ ဣန္ဒြိယရာသိကိုဖွင့်ပြလိုသောကြောင့် “သဒ္ဓဟန္တိ” စသည်ကို မိန့်။]

တောယ၊ ဤ သဘောတရားဖြင့်။ (သမ္ပယုတ္တပမ္မာ၊ တို့သည်။) သဒ္ဓဟန္တိ၊ ဘုရားအစရှိသော အာရုံကို ယုံကြည်တတ်ကုန်၏။ (ဣတံ၊ ကြောင့်။ သာ၊ ထို သဘောတရားသည်။ သဒ္ဓာ၊ မည်၏။) ဝါ၊ တနည်း။ (ယာ၊ အကြင် သဘောတရားသည်။) သယံ၊ မိမိဟူသော သဒ္ဓာကိုယ်တိုင်။ သဒ္ဓဟတိ၊ ဘုရား အစရှိသောအာရုံကို ယုံကြည်တတ်၏။ (ဣတံ၊ ကြောင့်။ သာ။ သဒ္ဓာ၊ မည်၏။) ဝါ၊ တနည်း။ သော၊ ဤ သဘောတရားသည်။ သဒ္ဓဟန မတ္တမေဝ၊ ဘုရား အစရှိသောအာရုံကို ယုံကြည်ခြင်း မျှသာတည်း။ ဣတံ၊ ကြောင့်။ သဒ္ဓာ၊ မည်၏။ သာဝ၊ ထို သဒ္ဓာသည်ပင်။ အဿဒ္ဓိယဿ၊ သဒ္ဓာမရှိသူ၏ ဖြစ်ကြောင်းဖြစ်ရာ အကုသိုလ်စိတ္တုပ္ပါဒ်ကို။ အဘိဘဝနတော၊ လှမ်းမိုးနိုင်ခြင်း

၁။ သဒ္ဓဟန္တိ တောယ။ ။ သဒ္ဓာသည် ယုံကြည်သောအားဖြင့် ဖြစ်လတ်သော် ယှဉ်ဖက် တရားတို့အားလည်း ထို ယုံကြည်ခြင်းကြိယာ၌ ဖြစ်အောင် ပကတူပနိဿယ သဘောအားဖြင့် ကျေးဇူးပြုလျက် ရှိ၏။ ဤသို့ သမ္ပယုတ်တရားတို့သည် သဒ္ဓာကို အကြောင်းပြု၍ ယုံကြည်မှုကြိယာ၌ ဖြစ်ကြရသောကြောင့် “သဒ္ဓဟန္တိ တောယ” ဟု ဆိုသည်။ ဤသို့ သဒ္ဓာသမ္ပယုတ် စိတ္တုပ္ပါဒ်တို့၏ ယုံကြည်သောအခြင်းအရာအားဖြင့် ဖြစ်ကြသောအခါ ထို စိတ္တုပ္ပါဒ်၏ တည်ရာ ပုဂ္ဂိုလ်သတ္တဝါ ဟု ခေါ်ဆိုအပ်သော ခန္ဓာ အစဉ်လည်း ဘုရား အစရှိသော အာရုံကို ယုံကြည်နေရကား “သဒ္ဓာတရားဖြစ်စေ ပုဂ္ဂိုလ်” ဟု ခေါ်ဆိုရသည်။ [ကတ္ထုသာဓံ၊ ဘာဝသာဓံ ပြုရခြင်း၏အကြောင်းကို ရေးနည်းအတိုင်း သိပါ။]

၂။ သာဝ။ ပ။ ဣန္ဒြိယံ။ ။ ရှေးစာအုပ်များ၌ “သာစ” ဟု ရှိ၏။ ဝိရိယိဒန္တိ၊ သတိ နှစ် စသည်တို့၌ “တဒေဝ” ဟု လည်းကောင်း၊ “သာဝ” ဟု လည်းကောင်း ရှိသော ကြောင့် “သာဝ” ဟု ရှိသင့်သည်။ အဓိပတိယဋ္ဌေနကား ဣန္ဒြိယသဒ္ဓါ၏ အနက်တည်း။ ဣန္ဒြိယသဒ္ဓါသည် အဓိပတိ အနက်ကိုဟောသော “အနိပ္ပန္နပါဠိပဒိကပုဒ်” ဟု ဆိုလို သည်။ အဘယ့်ကြောင့် “အစိုးတရ ဖြစ်သနည်း” ဟု မေးဖွယ်ရှိသောကြောင့် “အဿ-

ကြောင့်။ (ဝါ၊ လှမ်းမှီးနိုင်သည့်အတွက်။) အဓိပတိယဌေး၊ အကြီးအကဲ၏ အဖြစ်ဟူသော အနက်ကြောင့်။ ဣန္ဒြိယံ၊ ဣန္ဒြိယမည်၏။ ဝါ၊ တနည်း။ အဓိမောက္ခလက္ခဏေ။ (ယုံကြည်ဖွယ် ဝတ္ထုကိုယုံကြည်သောအားဖြင့်) ဆုံးဖြတ်ခြင်း လက္ခဏာ၌။ ဣန္ဒြိယံ၊ အစိုးရသူ၏ အဖြစ်ကို။ ကာရေတိ၊ ပြုစေတတ်၏။ ဣတိ၊ ကြောင့်။ ဣန္ဒြိယံ၊ မည်၏။ သဒ္ဓာဝ၊ သဒ္ဓာသည်ပင်။ ဣန္ဒြိယံ၊ ဣန္ဒြေတည်း။ သဒ္ဓိန္ဒြိယံ၊ သဒ္ဓာဣန္ဒြေ။

ပန၊ ဆက်။ (တနည်း) ပန၊ ပဒတ္ထမှ တပါး လက္ခဏာဒျတ္ထကား။ သာသော သဒ္ဓာ၊ ထို သဒ္ဓာသည်။ သမ္ပယာဒနလက္ခဏာ စ၊ ကောင်းစွာ ကြည်လင်စေခြင်း လက္ခဏာရှိသည်လည်းကောင်း။ သမ္ပက္ခန္ဓနလက္ခဏာ စ၊ ကောင်းစွာ ပြေးဝင်ခြင်း လက္ခဏာရှိသည် လည်းကောင်း။ (ဟောတိ။) [“ပက္ခန္ဓနံ သံသိ-

ဒ္ဓိယဿ အဘိဘဝနတော” ဟု မိန့်သည်။ အဿဒ္ဓိယ ဟူသည်-သဒ္ဓာမရှိသော (ဘုရား အစရှိသော အာရုံ၊ ကံ ကံ၏ အကျိုး စသည်၌ မယုံကြည်သော) ပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာ အကုသိုလ်ဝိတ္တုပွားတည်း။ တချို့နေရာ၌ မိစ္ဆာမိမောက္ခ (မယုံကြည် ထိုက်သော ပုရဏကဿပ အစရှိသော ပုဂ္ဂိုလ်တို့၌ ယုံကြည်သောအားဖြင့် ဆုံးဖြတ်ချက် ချတတ်သော မှားသော အဓိမောက္ခစေတသိက်) ကိုလည်း အဿဒ္ဓိယ ဟု ခေါ်သေး၏။ [နတ္ထိ သဒ္ဓာ ယဿာတိ အဿဒ္ဓော၊ အဿဒ္ဓဿ+ဘာဝေါ အဿဒ္ဓိယံ။]

၁။ အဓိမောက္ခလက္ခဏေ။ ။အဓိမောက္ခသည် “ယုံကြည်သောအားဖြင့် ဆုံးဖြတ်ခြင်းဟူသော သဒ္ဓာမိမောက္ခ၊ အဓိမောက္ခစေတသိက်တည်းဟူသော ယေဝါပနကာမိမောက္ခ” ဟု ၂-မျိုးရှိ၏။ ဤ သဒ္ဓာစေတသိက်ကိုပင် ယုံကြည်ထိုက်သော ဝတ္ထုတို့၌ ယုံကြည်သောအားဖြင့် ဆုံးဖြတ်တတ်သောကြောင့် “သဒ္ဓာမိမောက္ခ” ဟု ခေါ်သည်။ ပကိဏ်းစေတသိက်တွင်းက အဓိမောက္ခကိုပင် (“ဖဿော ဟောတိ၊ ဝေဒနာ ဟောတိ” စသည်တို့ကဲ့သို့ နာမည်သီးခြား မတပ်ပဲ) “ယေဝါပန တသ္မိ သမယေ” စသည်ဖြင့် ဟောတော်မူရာတွင် ပါဝင်သွားသောကြောင့် ယေဝါပနကာမိမောက္ခ ဟု ခေါ်သည်။ ထိုတွင် အဓိမောက္ခလက္ခဏာ၌ အဓိမောက္ခကား သဒ္ဓာမိမောက္ခတည်း။

၂။ ဣန္ဒြိယံ ကာရေတိ။ ။ဣန္ဒြိယဝိဘင်း မူလဋီကာ၌ ဣန္ဒြိယံကို “ဣန္ဒြိယာဝံ” ဟု ဖွင့်၏။ ထိုဣန္ဒြိယာဝံကိုလည်း “ပရမိဿရဘာဝံ” ဟု ထပ်၍ဖွင့်သည်။ “ဣဒိ ပရမိဿရိယေ” ဟူသော ဓာတ်နက်ကို ဖွင့်ခြင်းတည်း။ သဒ္ဓာစေတသိက်သည် မိမိနှင့်ယှဉ်ဖက် သမ္ပယုတ်တရားတို့ကို အဓိမောက္ခလက္ခဏာအရာ၌ မိမိကို မင်းမြှောက်စေသကဲ့သို့၊ အစိုးရသူ၏ အဖြစ်ဟူသော ရာထူးကို သမ္ပယုတ်တရားတို့က ပြုပေးရသည်။

ဆိုလိုရင်းကား-ငါ မပါလျှင် အသင် သမ္ပယုတ်တရားတို့မှာ ဆုံးဖြတ်စွမ်းနိုင်သော အဓိမောက္ခ-သဘော မရှိကြ၊ ထို ဆုံးဖြတ်ရမည့်ကိစ္စဝယ် ငါက အကြီးအချုပ် လုပ်မည်၊ အသင်တို့က ငါ့ကို အကြီးအချုပ်ပြုစေကြ၊ အကြီးအကဲမြှောက်ကြ-ဟုလို။ [ကာရေတိ၏ ကာရိတ်ကံ၊ ဓာတ်ကတ္တားကို “သမ္ပယုတ္တဓမ္မေ” ဟု ရှေးဆရာတို့ ထည့်ကြသည်။

ဒနံ” ဟု ဋီကာရှိသောကြောင့် “ပက္ခန္ဓနုလက္ခဏာ” ဟု ရှေးပါဌ် ရှိဟန်တူသည်။]
 ဟံ၊ ဥပမာဘောင် ထင်အောင် ပြအံ့။ စက္ကဝတ္တိဿ၊ စကြာရတနာကို လည် စေ
 နိုင်သော။ ရညော၊ ၏။ ဥဒကပ္ပသာဒကော၊ ရေနောက်ကို ကြည်စေ နိုင်
 သော။ မဏိ၊ ပတ္တမြားသည်။ ဥဒကော၊ ဌ။ ပက္ခိတ္တော၊ ထည့်အပ်သည်။
 (သမာနော။) ပက်သေဝါလပဏကကဒ္ဒမံ၊ ညွှန်ပြစ်၊ မှော်၊ ရေညှိ၊ ညွှန်ကြဲကို။
 သန္ဓိသိဒါပေတိ ယထာ၊ ကောင်းစွာ နှစ်မြုပ်စေသကဲ့သို့။ ဥဒကံ၊ ကို။ အစ္စံ၊
 ကြည်လင်သည်ကို။ ဝိပ္ပသန္ဓံ၊ အထူးသဖြင့် ကြည်လင်သည်ကို။ အနာဝိလံ၊
 မနောက်ကျသည်ကို။ ကရောတိ ယထာ၊ ကဲ့သို့။ ဝေမေဝ။ သဒ္ဓာ၊ သည်။
 ဥပ္ပဇ္ဇမာနာ၊ သော်။ နိဝရဏ၊ နိဝရဏ အနောက်အကျတို့ကို။ ဝိက္ခမ္ဘေတိ၊
 ခွါနိုင်၏။ ကိလေသေ၊ တို့ကို။ သန္ဓိသိဒါပေတိ၊ ကောင်းစွာ နှစ်မြုပ်စေ၏။
 စိတ္တံ၊ ကို။ ပသာဒေတိ၊ ကြည်လင်စေ၏။ အနာဝိလံ၊ ကို။ ကရောတိ။ ပသန္ဓေန၊
 သော။ စိတ္တေန၊ ဖြင့်။ ယောဂါဝစရော၊ ယောဂါဝစရ ဖြစ်သော။ (အား
 ထုတ်အပ်သော ကမ္မဋ္ဌာန်း၌ သက်ဝင်၍ ဖြစ်သော။) ကုလပုတ္တော၊ အမျိုးသား
 သည်။ ဒါနံ၊ ကို။ ဒေတိ၊ ပေးလှူ၏။ သီလံ၊ ကို။ သမာဒိယတိ၊ ဆောက်
 တည်၏။ ဥပေါသထကမ္မံ၊ ဥပုသ် စောင့်သုံးမှုကို။ ကရောတိ။ ဘာဝနံ၊ ကို။
 အာရဘတိ၊ အားထုတ်၏။ ဝေ၊ ဤသို့လျှင်။ တာဝ၊ သမ္ပက္ခန္ဓနုလက္ခဏာမှ
 ရှေးဦးစွာ။ သဒ္ဓာ၊ ကို။ သမ္ပသာဒနုလက္ခဏာတိ၊ ကောင်းစွာကြည်လင်ခြင်း
 လက္ခဏာရှိ၏ဟူ၍။ ဝေဒိတဗ္ဗာ။

ကာရိတ်ကံ၊ ဓာတ်ကတ္တား ရနိုင်သောအရာဝယ် တတိယာဝိဘာတ်ဖြင့်သာ အသုံးများ၏။
 ယို့ကြောင့် “သမ္ပယုတ္တဓမ္မေဟိ” ဟု ထည့်သင့်၏။ ဝိရိယိန္ဒြေ-စသည်တို့၌ ဤနည်း မိုးပါ။
 သဒ္ဓတ္ထ။ ။ ဣန္ဒြိယကရေဟိ-ဟူသော အနက်သည် ဣန္ဒြိယသဒ္ဓါ၏ သဒ္ဓတ္ထမဟုတ်၊
 ဣန္ဒြိယိုက်သောတရားတို့၏သဘောကိုပြသောသဘာဝတ္ထတည်း။ သဒ္ဓတ္ထကား “ဣန္ဒတိ
 ပရမိသဒိယံ ကရောတိတိ ဣန္ဒော” ဟု ဝစနတ္ထပြု၍ အလွန်အစိုးရသူ၏အဖြစ်ကို ပြတတ်
 သော မြတ်စွာဘုရားကို လည်းကောင်း၊ ကံကိုလည်းကောင်း “ဣန္ဒ” ဟု ခေါ်ပါ။
 ဣန္ဒေန + ဒေသိတံ ဣန္ဒြိယံ။ ဣန္ဒေန၊ ဣန္ဒမည်သောမြတ်စွာဘုရားသည်။ ဒေသိတံ၊ ဟောတော်
 မူအပ်သော တရားတည်း။ ဣန္ဒြိယံ၊ တရား။ (တနည်း) ဣန္ဒဿ၊ ဣန္ဒမည်သော ကံ
 ၏။ လိင်္ဂံ၊ သိစေအပ်သော စက္ခု-စသော ဣန္ဒြေတည်း။ (တနည်း) သဇ္ဇိတံ၊ စိမ့်အပ်
 သော စက္ခု-စသော ဣန္ဒြေတည်း။ ဣန္ဒြိယံ၊ ဣန္ဒြေ။ ဤသို့ ဝစနတ္ထပြု၍ ဒေသိတံ-အနက်
 လိင်္ဂံ-အနက် သဇ္ဇိတံ-အနက်၌ ဣယ-ပစ္စည်းသက်၊ ဒ-ကို ခြိပြု၍ “ဣန္ဒြိယ” ဟု ပြီး
 သော တဒ္ဓိတ်ပုဒ်တည်း။ အခြားသော အနက်များလည်း ရှိသေး၏။ ထိုအနက်များကို
 ဣန္ဒြိယဝိဘင်း အဋ္ဌကထာဋီကာ၌ လည်းကောင်း၊ သဒ္ဓနိတိ တဒ္ဓိတ်ခန်း၌လည်းကောင်း
 ရှုပါ။ [သက္ကံတ၌ကား ဣန္ဒ-အရ အစိုးရ သော ပရမအတ္တကို အရကော ဟု၍ ထိုအနက်
 များကိုပင် ဖွင့်ပြသည်။]

ဟောန၊ ငကြောင့်။ အာယသွာ နာဂသေနော၊ သည်။ အာဟ၊ ဆိုပြီ။
 (ကိံ။) မဟာရာဇ။ စက္ကဝတ္တိ၊ စကြာရတနာကို လည်စေနိုင်သော။ ရာဇာ၊
 သည်။ စတုရဂိုနိယာ၊ ၄-ပါးသော အင်္ဂါရှိသော။ သေနာယ၊ နှင့်။ သဒ္ဓိံ။
 အဒ္ဓာနမဂ္ဂံ၊ အခွန်ရှည်သော ခရီးကို။ ပဋိပဇ္ဇော၊ သွားသည်။ (သမာနော။)
 ပရိတ္တံ၊ အနည်းငယ်သော။ ဥဒကံ၊ ကို။ တရေယျ၊ ဖြတ်ကူးရာ၏။ တံ ဥဒကံ၊
 သည်။ (ဘဝေယျ-၌ စပ်။) ဝါ၊ ကို။ (သဒ္ဓိံတံ-၌ စပ်။) ဟတ္ထိဟိ စ၊ တို့
 သည်လည်းကောင်း။ (ကမ္မရုပ် ကြိယာတို့၌ စပ်။) ဝါ၊ တို့ကြောင့်လည်း
 ကောင်း။ (ကတ္တရုပ် ကြိယာတို့၌ စပ်။) အသေဟိ စ၊ တို့သည်လည်းကောင်း။
 ဝါ၊ တို့ကြောင့်လည်းကောင်း။ ရထေဟိ စ၊ တို့သည်လည်းကောင်း။ ဝါ၊
 တို့ကြောင့်လည်းကောင်း။ ပတ္တိဟိ စ၊ ခြေလျင် စစ်သားတို့သည်လည်းကောင်း။
 ဝါ၊ တို့ကြောင့် လည်းကောင်း။ သဒ္ဓိံတံ၊ လှုပ်ချောက်ချားအပ်သည်။
 (ဟုတော။) အာဝိလံ၊ နောက်ကျသည်။ လုလိတံ၊ နောက်အပ်သည်။ ကလလိ-
 ဘူတံ၊ ညွှန်ဖြစ်၍ဖြစ်သည်။ ဘဝေယျ၊ ၏။ [“လုလ-မဒ္ဒနေ=နင်းချေ မေ
 နောက်အပ်” ဟု ဓာတ်ကျမ်းရှိ၏။]

ဥတ္တိဏ္ဏော၊ ရေကို ကူးမြောက်ပြီးသော။ စက္ကဝတ္တိ၊ သော။ ရာဇာ၊ သည်။
 မနုဿေ၊ တို့ကို။ အာဏာပေယျ၊ စေခိုင်းရာ၏။ (ကိံ။) ဘဏေ၊ အမောင်တို့။
 ပါနိယံ၊ သောက်ရေကို။ အာဟရထ၊ ဆောင်ချေကြကုန်။ ပိဝိဿာမိ၊ သောက်
 အံ့။ ဣတိ၊ သို့။ (အာဏာပေယျ။) [ဋီကာ၌ “ပါနိယံ” နေရာဝယ် “ပိတံ”
 ဟု ရှိ၏။ ပိတံ၊ သောက်ထိုက်သော ရေကိုဟု ပေး။] ရညော စ၊ ၏လည်း။
 ဥဒကပုသာဒကော၊ သော။ မဏိ၊ သည်။ ဘဝေယျ၊ ရှိရာ၏။ ဒေဝ၊ မင်းမြတ်။
 ဝေံ၊ အမိန့်တော်အတိုင်းပါ။ ဣတိ၊ ဤသို့ သံတော်ဦးတင်၍။ တေ မနုဿာ၊
 တို့သည်။ စက္ကဝတ္တိဿ၊ သော။ ရညော၊ မင်းအား။ ပဋိဿုဏိတော၊ ဝန်ခံ၍။
 ဥဒကပုသာဒကံ၊ သော။ တံ မဏိံ၊ ကို။ ဥဒကေ၊ ၌။ ပက္ခိပေယျံ၊ ထည့်
 ကုန်ရာ၏။ (မဏိမ္ပိ၊ ကို။) ဥဒကေ၊ ၌။ ပက္ခိတ္တမတ္တေ၊ ထည့်အပ်ကာမျှနှင့်။
 သဟ၊ တပြိုင်နက်။ ပကံသေဝါလပဏကံ၊ သည်။ ဝိဂစ္ဆေယျ၊ ကင်းရာ၏။
 ကဒ္ဒမော စ၊ သည်လည်း။ သန္ဓိသီဒေယျ၊ ကောင်းစွာ။ နစ်မြုပ်ရာ၏။
 ဥဒကံ၊ သည်။ အတ္တံ၊ သည်။ ဝိပုသန္ဓံ အနာဝိလံ ဘဝေယျ။ တတော၊

၁။ သဟ ဥဒကေ။ “သဟသာ ဥဒကေ ပက္ခိတ္တမတ္တေ” ဟု အချို့ စာအုပ်၌ရှိ၏။
 ကပျာကယာ ထည့်မည်မဟုတ်သောကြောင့် “သဟသာ” ဟု မရှိသင့်။ “သဟ သစ္စေ
 ကတေ ယေ” ကဲ့သို့ “သဟ ဥဒကေ ပက္ခိတ္တမတ္တေ” ဟုသာ ရှိသင့်သည်။ တချို့ စာအုပ်၌
 “တသ္မိံ ဥဒကေ ပက္ခိတ္တမတ္တေ” ဟုလည်း ရှိ၏။ “တသ္မိံ၊ ထို ပတ္တမြားကို။ ဥဒကေ၊ ၌။
 ပက္ခိတ္တမတ္တေ၊ ထည့်အပ်ကာမျှ ဖြစ်လတ်သော်” ဟု ပေးပါ။

ထိုမှ နောက်၌။ စက္ကဝတ္တိယ၊ သော။ ရညော၊ အား။ ပါနီယံ၊ ကို။ ဥပနာ-
မေယျံ၊ ဆက်သကုန်ရာ၏။ (ကိံ၊ အဘယ်သို့ သံတော်ဦးတင်၍ ဆက်သကုန်
ရာသနည်း။) ဒေဝေါ၊ သည်။ ပါနီယံ၊ ကို။ (တနည်း) ပီတံ၊ သောက်တော်
ရေကို။ ပိဝတု၊ သောက်တော်မူပါ။ ဣတိ၊ ဤသို့ သံတော်ဦးတင်၍။
(ဥပနာမေယျံ။)

မဟာရာဇ။ ဥဒကံ၊ ကို။ (ဒဋ္ဌဗ္ဗံ) ယထာ၊ ကဲ့သို့။ ဧဝံ၊ တူ။ စိတ္တံ၊ ကို။
ဒဋ္ဌဗ္ဗံ။ တေ ပနုဿာ၊ တို့ကို။ (ဒဋ္ဌဗ္ဗာ) ယထာ။ ဧဝံ ယောဂါဝစရော ဒဋ္ဌဗ္ဗော။
သေဝါလပဏကံ၊ ကိုလည်းကောင်း။ ကဒ္ဒမော စ၊ ကိုလည်းကောင်း။ ဒဋ္ဌဗ္ဗော
ယထာ၊ ဧဝံ ကိလေသာ ဒဋ္ဌဗ္ဗော။ ဥဒကပသာဒကော၊ သော။ မဏိံ၊ ကို။
ဒဋ္ဌဗ္ဗော ယထာ၊ ဧဝံ သဒ္ဓာ ဒဋ္ဌဗ္ဗော။ ဥဒကပုသာဒကမ္ပိ၊ သော။ မဏိမ္ပိ၊
ကို။ ပက္ခိတ္တမတ္တေ၊ ထည့်အပ်ကာမျှ ဖြစ်လတ်သော်။ ပကံ ။ပ။ ပဏကံ၊
သည်။ ဝိဂစ္ဆတိ ယထာ၊ ကဲ့သို့။ သန္နိသိတတိ ယထာ၊ ကောင်းစွာ နှစ်မြုပ်
သကဲ့သို့။ ဥဒကံ၊ သည်။ အစ္ဆံ ဝိပုသန္နံ အနာဝိလံ ဘဝတိ ယထာ၊ မဟာရာဇ
ဧဝ မေဝ။ သဒ္ဓာ၊ သည်။ ဥပုဇ္ဇမာနာ၊ သော်။ နိဝရဏေ၊ တို့ကို။ ဝိက္ခမ္ဘတိ၊
ခွာနိုင်၏။ ဝိနိဝရဏံ၊ ကင်းသော နိဝရဏရှိသော။ စိတ္တံ၊ သည်။ အစ္ဆံ ဝိပုသန္နံ
အနာဝိလံ ဟောတိ။ ဣတိ၊ ဤသို့။ (အာဟ၊ မိန့်ဆိုပြီ။)

ပန၊ ကား။ (သမ္ပသာဒနုလက္ခဏာ၏ ဥပမာမှတစ်ပါး သမ္ပက္ခန္ဓနုလက္ခဏာ
၏ ဥပမာကား။) ကုမ္ပိလ။ပ။ကိဏ္ဍံ၊ မိကျောင်း၊ မကန်း၊ ဖမ်းစားတတ်သော
ရက္ခိသ် အစရှိသည်တို့ဖြင့် ရောပြွမ်းသော။ ပူရံ၊ ရေဖြင့်ပြည့်သော။ မဟာနဒိံ၊
မြစ်ကြီးကို။ အာဂမ္မ၊ ရောက်၍။ ဘိရုကဇနော၊ ကြောက်တတ်သော လူအပေါင်း
သည်။ ဥဘောသု၊ ၂-ဘက်ကုန်သော။ တီရေသု၊ ကမ်းတို့၌။ တိဋ္ဌတိ၊
ရပ်နေ၏။ သင်္ဂါမသုရော၊ စစ်မြေပြင်၌ ရဲရင့်သော။ မဟာယောဓော ပန၊
သူရဲကောင်းကြီးသည်ကား။ အာဂန္ဓာ၊ လာ၍။ ကသ္မာ၊ ကြောင့်။ ဌိတာ၊
ရပ်နေကြကုန်သည်။ အတ္ထ၊ ဖြစ်ကုန်သနည်း။ ဣတိ၊ သို့။ ပုစ္ဆိတု၊ မေး၍။
ဝါ၊ သော်။ သပ္ပဋိဘယဘာဝေန၊ ဘေးဘျမ်းနှင့်တကွ ဖြစ်သည်၏ အဖြစ်
ကြောင့်။ (ရေထဲ၌ ဘေးရန်ရှိသောကြောင့်။) သြတရိတု၊ သက်ဆင်းခြင်း
ငှာ။ န ဝိသဟာမ၊ မဝံပါကုန်။ ဣတိ၊ သို့။ ဝုတ္တေ၊ ပြောဆိုအပ်သော်။
(မဆင်းဝံသို့ ရပ်နေရကြောင်းကို ပြောအပ်သော်။) သုနိသိတံ၊ ကောင်းစွာ
ဘေးအပ်ပြီးသော်။ အသိံ၊ သန်လျက်ကို။ ဂဟေတွာ၊ ကိုင်၍။ မမ၊
ငါ၏။ ပစ္ဆတော၊ နောက်၌။ (နောက်က။) ထေ၊ လိုက်ခဲ့ကြကုန်။ မာ
ဘာယိတ္ထ၊ မကြောက်ကြကုန်လင့်။ ဣတိ၊ သို့။ ဝတွာ၊ ပြောဆို၍။ (ပြော
ပြော ဆိုဆို။) နဒိံ၊ သို့။ သြတရိတွာ၊ သက်ဆင်း၍။ အာဂတာဂဇော၊

လာကုန် လာကုန်သော။ ကုမ္ဘိလာဒယော၊ မိကျောင်း အစရှိသော ဘေး
 ရန်တို့ကို။ ပဋိဗာဟိတော၊ တားမြစ်၍။ သြရိမတီရေ၊ ဤဘက်ကမ်း၌။ (ဤ
 ဘက်ကမ်းက။) မနုဿာနံ၊ တို့၏။ သောတ္ထိဘာဝံ၊ ချမ်းသာ ကုန်သည်၏
 အဖြစ်ကို။ ကရောန္တော၊ ပြုလျက်။ ပါရိမတီရံ၊ ထိုဘက်ကမ်းသို့။ နေတိ
 ယထာ၊ ပို့ဆောင်သကဲ့သို့ လည်းကောင်း။ ပါရိမတီရတောပိ၊ ထိုဘက်
 ကမ်းမှလည်း။ သောတ္ထိနာ၊ ချမ်းသာသဖြင့်။ သြရိမတီရံ၊ ဤဘက်ကမ်းသို့။
 အာနေတိ ယထာ၊ ဆောင်လာသကဲ့သို့ လည်းကောင်း။ ဝေမေဝ။ ဒါနံ၊
 ကို။ ဒဒတော၊ ပေးလှူသောပုဂ္ဂိုလ်၏လည်းကောင်း။ သီလံ၊ ကို။ ရက္ခတော၊
 စောင့်ရှောက်သောပုဂ္ဂိုလ်၏ လည်းကောင်း။ ဥပေါသထကမ္မံ၊ ဥပုသ်စောင့်သုံး
 ခြင်း အမှုကို။ ကရောတော၊ ပြုသောပုဂ္ဂိုလ်၏လည်းကောင်း။ ဘာဝနံ၊ ကို။
 အာရဘတော၊ အားထုတ်သော ပုဂ္ဂိုလ်၏လည်းကောင်း။ သဒ္ဓာ၊ သည်။
 ပုဗ္ဗင်္ဂမာ၊ ရှေ့သွားသည်။ ပုရောရိကာ၊ ရှေ့သွားသည်။ ဟောတိ။ တေန၊
 ကြောင့်။ ပက္ခန္ဓနလက္ခဏာ စ သဒ္ဓာတိ၊ ဟူ၍။ (မယာ။) ဝုတ္တံ၊ ပြီ။

အပရော၊ ရှေ့နည်းမှ တပါးသော။ နယော၊ ကို။ (ဧဝံ ဝေဒိတဗျော)။
 သဒ္ဓာ၊ သည်။ သဒ္ဓဟနလက္ခဏာ၊ ယုံခြင်းလက္ခဏာရှိ၏။ ဝါ၊ တနည်း။
 သြကပ္ပနလက္ခဏာ၊ ယုံကြည်ထိုက်သောဝတ္ထုတို့၌ အစဉ်အတိုင်း သက်ဝင်၍
 ဆုံးဖြတ်ခြင်း လက္ခဏာ ရှိ၏။ [သြကပ္ပနလက္ခဏာတိ အနုပဝိသိတော ဝေမေတန္တိ
 ကပ္ပနလက္ခဏာ။-ဋီကာ။] ဥဒကပသာဒကမဏိ ဝိယ၊ ရေနောက်ကို ကြည်
 စေတတ်သော ပတ္တမြားကဲ့သို့။ ပသာဒနရသာ၊ သမ္ပယုတ်တရားတို့ကို ကြည်
 လင်စေခြင်း ကိစ္စရှိ၏။ ဝါ၊ တနည်း။ သြသုတ္တရဏော ဝိယ၊ ရေကိုဖြတ်
 ကူးသော သူရဲကောင်းကဲ့သို့။ ပက္ခန္ဓနရသာ၊ သဒ္ဓေယျဝတ္ထုတို့၌ ပြေးဝင်
 ခြင်း ကိစ္စရှိ၏။ အကာလုသိယ ပစ္စုပဋ္ဌာနာ၊ မနောက်ကျသည်၏ အဖြစ်ဖြင့်
 ယောဂီတို့ ဉာဏ်အား ရှေးရှုထင်လာ၏။ ဝါ၊ တနည်း။ အဓိမုတ္တိ ပစ္စုပဋ္ဌာနာ၊
 သဒ္ဓေယျဝတ္ထုတို့၌ ဆုံးဖြတ်ခြင်းဟူသော အကျိုးကို ဖြစ်စေတတ်၏။ သဒ္ဓေယျ-
 ဝတ္ထုပဒဋ္ဌာနာ၊ ယုံကြည်ထိုက်သော ဝတ္ထုလျှင် နီးစွာသော အကြောင်းရှိ၏။
 [ဗုဒ္ဓါဒိဝတ္ထုနိ သဒ္ဓေယျာနိ-ဘုရား အစရှိသော ရတနာ ၃-ပါး၊ ကံ-ကံ၏
 အကျိုးတို့ကို “သဒ္ဓေယျဝတ္ထု” ဟု ခေါ်သည်။ သဒ္ဓာတဗ္ဗာနီတိ သဒ္ဓေယျာနိ။
 သံပုဗ္ဗ-ဒါဓာတ်၊ ဣပစ္စည်း။] ဝါ၊ တနည်း။ သောတာပတ္တိယဂံပဒဋ္ဌာနာ^၁၊

၁။ သောတာပတ္တိယဂံပဒဋ္ဌာနာ။ ။ သပ္ပရိသုပသေဝန (သူတော်ကောင်းကို
 မှီခို ဆည်းကပ်ခြင်း)၊ သဒ္ဓမ္မဿာန (သူတော်ကောင်းတရားကို ကြားနာခြင်း)၊
 ယောနိသောမနသိကာရ၊ ဓမ္မာနုဓမ္မပဋိပတ္တိ (လောကုတ္တရာတရားအား လျော်သော
 အကျင့်ကို ကျင့်ခြင်း) တို့သည် သောတာပတ္တိမဂ်၏ အကြောင်း အင်္ဂါတို့တည်း။ ထို

သောတာပတ္တိမဂ်၏ အကြောင်းအင်္ဂါဟူသော နိုးစွာသော အကြောင်းရှိ၏။ သာထို သဒ္ဓါကို။ ဟတ္ထဝိတ္တဗိဇာနိံ ဝိယ၊လက်၊ဥစ္စာ၊မျိုးစေ့တို့ကဲ့သို့။ ဒဋ္ဌဗ္ဗာ၊ မှတ်ထိုက်၏။

ဝီရိယ၊ ရဲရင့်သူ၏။ ဘာဝေ၊ ဖြစ်ကြောင်းဖြစ်ရာ သဘောတည်း။ ဝီရိယံ၊ ဘော။ ဝါ၊ တနည်း။ ဝိရာနံ၊ ရဲရင့်သူတို့၏။ ကမ္မံ၊ အလုပ်တည်း။ ဝီရိယံ၊လုပ်။ [ကမ္မံဟူရာ၌ ထိုအလုပ်ကို ဝီရိယဖြင့် လုပ်ရသောကြောင့် အကျိုး-အလုပ်၏။ ကမ္မ-အမည်ကို အကြောင်းဝီရိယ၌ တင်စားထားသော ဖလူပစာရ-ဟုမှတ်ပါ။] ဝါ၊ တနည်း။ ဝိဓိနာ၊ အစီအရင်ဖြင့်။ နယေန၊ နည်းလမ်းဖြင့်။ ဥပါယေန၊

အကြောင်းအင်္ဂါ ပြည့်စုံသူမှာ သောတာပတ္တိမဂ်နှင့် ယှဉ်သောသဒ္ဓါ ဖြစ်ပေါ်လာတတ် သောကြောင့် “သောတာပတ္တိယင်္ဂပဒဋ္ဌာနာ” ဟု ဆိုသည်။ [ဤနေရာ၌ သဒ္ဓါအရ သောတာပတ္တိမဂ်နှင့်ယှဉ်သော သဒ္ဓါကို ယူပါ။]

၁။ ဟတ္ထ ဝိတ္တ ဗိဇာနိံ။ ။ပတ္တမြားထွက်သော ကျောက်တောင်သို့ ရောင်းသော အခါ မကျိုး မပျက် ကောင်းသော လက်ရှိသော ပုဂ္ဂိုလ်သည်သာ ထိုရတနာတို့ကို ကောက်ယူနိုင်၍ ကောင်းသော လက်မရှိသူကား ထိုရတနာတို့ကို မကောက်ယူနိုင် သကဲ့သို့၊ မဂ် ဖိုလ် နိဗ္ဗာန် တိုင်အောင်သော တရားရတနာတို့ ထွက်ပေါ်ရာ ဗုဒ္ဓ သာသနာ တည်းဟူသော ရတနာတောင်ကြီးဝယ် သဒ္ဓါတရားတည်းဟူသော လက် ရှိသူသာ သူတော်ကောင်းဥစ္စာတို့ကို ကောက်ယူနိုင်၏။ သဒ္ဓါလက် မပါသူကား မကောက်ယူနိုင်။ ထို့ကြောင့် သဒ္ဓါသည် လက်နှင့်တူ၏။

ဝိတ္တနှင့် တူပုံ။ ။“သဒ္ဓိဓ ဝိတ္တံ၊ ပုရိသဿ သေဋ္ဌံ” ဟူသော ယက္ခသံယုတ်၊ အာဠဝက-သုတ် ပါဠိတော်နှင့်အညီ ရတနာအမျိုးမျိုးကို ရောင်းရာ ဈေးအတွင်းသို့ ရောက်သူသည် ဝယ်ဖို့ရန် ဥစ္စာပါမှသာ ဝယ်ယူနိုင်၊ ဥစ္စာမပါသူကား မဝယ်ယူနိုင် သကဲ့သို့၊ ဗုဒ္ဓသာသနာတည်းဟူသော ရတနာဈေးကြီးဝယ် သဒ္ဓါတည်းဟူသော ဥစ္စာပါသူသည်သာ သူတော်ကောင်း ရတနာများကို ဝယ်ယူနိုင်၏။ သဒ္ဓါဥစ္စာ မပါသူကား မဝယ်ယူနိုင်။ ထို့ကြောင့် သဒ္ဓါသည် ဥစ္စာနှင့်တူ၏။

မျိုးစေ့နှင့် တူပုံ။ ။“သဒ္ဓိဓ ဗိဇံ၊ တပေါ ဝုဋ္ဌိ” ဟူသော မြာဟူဏသံယုတ်၊ ကသိဘာရဒ္ဓါဇ-သုတ် ပါဠိတော်နှင့်အညီ မိုး လေ ကောင်းမွန်နေသော ဥတု ရေ မြေဝယ် မျိုးစေ့ရှိသူသာ စိုက်ပျိုးကြံချ၍ အသီးအနှံတို့ကို ရ၏။ မျိုးစေ့ မရှိသူကား မကြံနိုင်သကဲ့သို့၊ တရားတည်းဟူသော မိုး လေ ကောင်းမွန်နေသော သာသနာ့ မြေဝယ် သဒ္ဓါမျိုးစေ့ရှိသူသာ ကြံချ၍ သူတော်ကောင်းတရား အသီးအနှံများကို ရနိုင်၏။ သဒ္ဓါမျိုးစေ့မရှိသူကား မကြံချနိုင်။ ထို့ကြောင့် သဒ္ဓါသည် မျိုးစေ့နှင့် လည်း တူ၏။

၂။ ဝိဓိနာ။ပ။ဝီရိယံ။ ။ရှေ့ ၂-နည်း၌ ဝီရိယ၊ ဝိရာနံ-ပုဒ်တို့နောင် ဘာဝအနက် ကမ္မအနက်၌ ကျ-ပစ္စည်းသက်။ ရ-၏ အ-ကို ဣပြု၍ ဝီရိယဟု ပြီးခဲ့၏။ ဤနည်း၌ကား

သင့်သောအကြောင်းဖြင့်။ ဤရယ်တဗ္ဗံ ပဝတ္တယံတဗ္ဗံ၊ ဖြစ်စေထိုက်သော တရားတည်း။ ဣတိ၊ ကြောင့်။ ဝီရိယံ၊ မည်၏။ တဒေဝ၊ ထိုဝီရိယသည်ပင်။ ကောသဇ္ဇဿ၊ ကောသဇ္ဇကို။ (ပျင်းရိသူ၏ အဖြစ်ကို။) အဘိဘဝနတော၊ ကြောင့်။ ဝါ၊ အတွက်။ အဓိပတိယဌေန၊ ကြောင့်။ ဣန္ဒြိယံ၊ မည်၏။ ဝါ၊ တနည်း။ ပဂ္ဂဟလက္ခဏေ၊ သမ္ပယုတ်တရားတို့ကို ချီးမြှောက်ခြင်းလက္ခဏာ၌။ [ဒို့၊ ဘ၌ “အနုဗလပုဒါနံ ပဂ္ဂဟော” ဟု ဖွင့်၏။ ထို့ကြောင့် ပဂ္ဂဟလက္ခဏေ-ဟု ရှိသင့်၏။] ဣန္ဒြိယံ၊ မိမိ၏ အစိုးရသူ၏အဖြစ်ကို။ ကာရေတိ၊ ဣတိ၊ ကြောင့်။ ဣန္ဒြိယံ၊ မည်၏။ ဝီရိယမေဝ၊ သည်ပင်၊ ဣန္ဒြိယံ၊ ဣန္ဒြေတည်း။ ဝီရိယိန္ဒြိယံ၊ ဝီရိယဣန္ဒြေ။

ပန၊ ဆက်။ (တနည်း) ပန၊ ပဒတ္တမှတပါး လက္ခဏာဒျတ္ထကား။ တံတေ ဝီရိယံ၊ သည်။ ဥပတ္တမ္ဘနလက္ခဏာ၌၊ သမ္ပယုတ်တရားတို့ကို ထောက်ပံ့ခြင်း လက္ခဏာရှိသည်လည်းကောင်း။ ပဂ္ဂဟလက္ခဏာ၌၊ သမ္ပယုတ်တရားတို့ကို ချီးမြှောက်ခြင်း လက္ခဏာရှိသည်လည်းကောင်း။ (ဟောတိ။) ဟိ၊ ဥပမာဆောင်ကင်အောင်ပြအံ့။ ဇိဏ္ဏသရံ၊ အိုသောအိမ်သည်။ (အိမ်အိုသည်။) အာဂန္တုကေန၊ အာဂန္တုကဖြစ်သော။ ထူဏုပတ္တမ္ဘေန၊ ထောက်တိုင်ဖြင့်။ (ထောက်ပံ့တတ်သော ဟိုင်ဖြင့်။) တံဌတိ ယထာ၊ တည်ရသကဲ့သို့။ ဝေမေဝ။ ယောဂါဝစရော၊ သည်။ ဝီရိယုပတ္တမ္ဘေန၊ ဝီရိယ-တည်းဟူသော ထောက်တိုင်သည်။ ဥပတ္တမ္ဘိတော၊ ထောက်ပံ့အပ်သည်။ ဟုတု၊ သဗ္ဗကုသလဓမ္မဟံ၊ တို့မှ။ န ဟာယတိ၊ မယုတ်။ န ပရိဟာယတိ၊ မလျော့။ ဧဝံ၊ လျှင်။ တာဝ၊ ပဂ္ဂဟလက္ခဏာမှ ရှေးဦးစွာ။ အဿ၊ ထို ဝီရိယ၏။ ဥပတ္တမ္ဘနလက္ခဏတာ၊ ဥပထမ္ဘနလက္ခဏာ ရှိသည်၏အဖြစ်ကို။ ဝေဒိတဗ္ဗာ။

“ဝိ+ဤရိယ” ဟု ခွဲ။ ဤရယ်တဗ္ဗံ ပဝတ္တေတဗ္ဗန္တိ ဤရိယံ။ ဤ၊ ခုတ်၊ ကျ ငနည်း။ ကာရိတ်ပစ္စည်းကျေ။ “ဝိဓိနာ+ဤရိယံ ဝီရိယံ” ဟု သမာသ်တွဲပါ။ ဝိသည် ဝိဓိအနက် ဟော။ ထိုဝိဓိဟူသည် တစုံတခုကိစ္စ လုပ်ငန်းကို ဖြစ်စေဖို့ရန် ရှေးဦးစွာ ဟင်ကြို၍ စီမံအပ်သော ပုဗ္ဗပယောဂတည်း။ ထို အစီအရင်ကိုပင် နယ (နည်းလမ်း) ဥပါယ (သင့်သောအကြောင်း) ဟု ဖွင့်သည်။

ဆိုလိုရင်းကား— ကိစ္စတခု ပြုလုပ်ဖို့ရန် ပျင်းရိသောကြောင့် ဝီရိယ-မဖြစ်သူ၏ သန္တာန်၌ ထိုအလုပ်ကို မလုပ်ခြင်းကြောင့် ရရှိမည့်အပြစ်၊ လုပ်ခြင်းကြောင့် ရရှိမည့် အကျိုးကို စဉ်းစား ဆင်ခြင်လိုက်သောအခါ ထိုအလုပ်ကို လုပ်ဖို့ရန် ဝီရိယဖြစ်ပေါ်လာ၏။ ထိုဝီရိယမျိုးကို ရည်ရွယ်၍ “ဝိဓိနာ ဤရယ်တဗ္ဗံ-သင့်လျော်သော ပုဗ္ဗပယောဂ ဥပါယ အစီအရင်ဖြင့် ဖြစ်စေအပ်သောတရား” ဟု ဆိုသည်။

တေန၊ ကြောင့်။ နာဂသေနော ထေရော၊ သည်။ အာဟ၊ ပြီ။ (ကိံ။) မဟာရာဇ။ ပုရိသော၊ သည်။ ဂေဟေ၊ အိမ်သည်။ ပတန္တေ၊ ပြုလုလတ်သော်။ တံ၊ ထိုအိမ်ကို။ အညေန၊ အခြားသော။ ဒါရုနာ၊ ထောက်တိုင်ဖြင့်။ ဥပတ္တမ္ဘယု၊ ယထာ၊ ထောက်ထားရာ သကဲ့သို့။ ဥပတ္တမ္ဘိတံ၊ ထောက်အပ်သည်။ သန္တံ၊ ဖြစ်လတ်သော်။ ဧဝံ၊ ဤသို့ ထောက်ခြင်းဟူသောအကြောင်းကြောင့်။ တံ ဂေဟံ၊ သည်။ န ပတေယု၊ ယထာ၊ မလဲရာ သကဲ့သို့။ [ဧဝံ တံ ဂေဟံ-ဟု ဧဝံ-ပါသည်ကား မကောင်း။] မဟာရာဇ ဝေမေဝ။ ဝီရိယံ၊ သည်။ ဥပတ္တမ္ဘနုလက္ခဏံ၊ ထောက်ပံ့ခြင်း လက္ခဏာရှိ၏။ ဝီရိယုပတ္တမ္ဘိတံ၊ ဝီရိယသည် ထောက်ပံ့အပ်ကုန်သော။ ွဗ္ဗေ၊ ကုန်သော။ ကုသလာဓမ္မာ၊ တို့သည်။ န ဟာယန္တိ၊ မယုတ်ကုန်။ န ပရိဟာယန္တိ၊ မလျော့ကုန်။ ဣတိ၊ သို့။ (အာဟ၊ ပြီ။)

ဝါ ပန၊ သည်သာမကသေး။ (ဥပတ္တမ္ဘနုလက္ခဏာမှတစ်ပါး ပဂ္ဂဟလက္ခဏာကား။) ခုဒ္ဒိကာယ၊ ငယ်သော။ (သေနာယ) စ၊ စစ်တပ်၏လည်းကောင်း။ မဟတိယာ၊ ကြီးသော။ သေနာယ စ၊ ၏လည်းကောင်း။ [မဟတိကာယ ဟု ရှိသည်ကား မကောင်း။] သင်္ဂါမေ၊ ပေါင်းဆုံခြင်းသည်။ ဝါ၊ စစ်ပွဲသည်။ ပဝတ္တေ၊ ဖြစ်လတ်သော်။ ခုဒ္ဒိကာ၊ သော။ သေနာ၊ သည်။ သြလိယေယု၊ ဆုတ်နစ်ရာ၏။ တတော၊ ထိုသို့ ဆုတ်နစ်ခြင်းကြောင့်။ ရညော၊ အား။ အာရောစေယု၊ သံတော်ဦးတင်ရာ၏။ ရာဇာ၊ သည်။ ဗလဝါဟနံ၊ အားရှိသော စစ်တပ်ကို။ ပေသေယု၊ စေလွှတ်ရာ၏။ တေန၊ ထိုအားရှိသော စစ်တပ်သည်။ ပဂ္ဂဟိတာ၊ ချီးမြှောက်အပ်သော။ (ထောက်ပံ့အပ်သော။) သက-သေနာ၊ မိမိ စစ်တပ်သည်။ ပရသေနံ၊ တစ်ပါးသော ရန်သူ၏ စစ်တပ်ကို။ ပရာဇေယု၊ ယထာ၊ ရှုံးစေရာ သကဲ့သို့။ ဝေမေဝ။ ဝီရိယံ၊ သည်။ သဟဇာတသမ္ပယုတ္တဓမ္မာနံ၊ တကွဖြစ်သောသမ္ပယုတ်တရားတို့အား။ သြလိယိတုံ၊ တွန့်ဆုတ်ခြင်းငှာ။ သြသက္ကိတုံ၊ ဆုတ်နစ်ခြင်းငှာ။ န ဒေတိ၊ မပေး။ ဥက္ခိပတိ၊ မြှောက်ပင့်၏။ ပဂ္ဂဟာတိ၊ ချီးမြှောက်၏။ တေန၊ ကြောင့်။ ပဂ္ဂဟလက္ခဏဉ္စ ဝီရိယန္တိ၊ ဟူ၍။ (မယာ) ဝုတ္တံ။

အပရော နယော (ဧဝံ ဝေဒိတဗ္ဗော)။ ဝီရိယံ၊ သည်။ ဥဿာဟလက္ခဏံ၊ ရသည့်ဆင်းရဲ ကြိတ်အံခဲ၍ အမြဲသည်းခံခြင်း လက္ခဏာ ရှိ၏။ [ဥ (ဒုက္ခလာဘေ) ဆင်းရဲကို ရလတ်သော်။ သဟနံ၊ သည်းခံနိုင်ခြင်း။ ဥဿာဟော၊ ခြင်း။] သဟဇာတာနံ၊ တို့ကို။ ဥပတ္တမ္ဘနုရသံ၊ ထောက်ပံ့ခြင်းကိစ္စ ရှိ၏။ အသံသိဒနဘာဝဇစ္စုပဋ္ဌာနံ၊ ဆုတ်နစ်ခြင်း မရှိသည်၏အဖြစ်ဖြင့် ယောဂီတို့ဉာဏ်အား ရှေးရှုထင်လာ၏။ သံဝိဂ္ဂေါ ယောနိသော ပဒဟတိတံ၊ ဟူ၍။ ဝစနတော၊

ဟောတော်မူခြင်းကြောင့်။ သံဝေဂပဒဋ္ဌာနံ၊ ထိတ်လန့်ကြောင်း သဟောတ္တပ္ပဉာဏ်လျှင် နိုးစွာသောအကြောင်း ရှိ၏။ [သံဝိဂ္ဂေါ၊ ထိတ်လန့်သော ပုဂ္ဂိုလ်သည်။ ယောနိသော၊ သင့်သောအကြောင်းအားဖြင့်။ ပဒဟတိ၊ အားထုတ်၏။ အချို့က မသင့်သောအားဖြင့် အလွဲကို အားထုတ်တတ်သောကြောင့် “ယောနိသော ပဒဟတိ” ဟု ဟောတော်မူသည်။ -စတုက္ကအင်္ဂုတ္တိ၊ ပတောဒ-သုတ်။] ဝါ၊ တနည်း။ ဝီရိယာရမ္မဝတ္ထုပဒဋ္ဌာနံ၊ ဝီရိယာရမ္မဝတ္ထုလျှင် နိုးစွာသော အကြောင်း ရှိ၏။ သမ္မာ၊ ကောင်းစွာ။ (လမ်းမှန်အားဖြင့်။) အာရဒ္ဓံ၊ အားထုတ်အပ်သော ဝီရိယသည်။ (ရွှေဝီရိယဖြင့် အားထုတ်အပ်သော နောက် ဝီရိယသည်။) သဗ္ဗာသံ၊ ကုန်သော။ သမ္ပတ္တိနံ၊ သမ္ပတ္တိတို့၏။ (မနုဿသမ္ပတ္တိ၊ ဒေဝသမ္ပတ္တိ၊ နိဗ္ဗာနသမ္ပတ္တိတို့၏။) မူလံ၊ အကြောင်းရင်းသည်။ ဟောတိ၊ ဣတံ ဒဋ္ဌဗ္ဗံ။

တောယ၊ ဤ သဘောတရားဖြင့်။ (တံ သမင်္ဂိပုဂ္ဂလာ၊ ထို သဘောတရားနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့သည်။ (တနည်း) သမ္ပယုတ္တဓမ္မာ၊ တို့သည်။) သရန္တိ၊ အောက်မေ့တတ် အမှတ်ရတတ်ကုန်၏။ ဣတိ၊ ထိုသို့ အောက်မေ့ကြောင်း အမှတ်ရကြောင်း၏ အဖြစ်ကြောင့်။ (သာ၊ ထို သဘောတရားသည်။ သတိ၊ မည်၏။) ဝါ၊ တနည်း။ (ယာ၊ အကြင် သဘောတရားသည်။) သယံ၊ မိမိဟူသော သက်ကိုယ်တိုင်။ သရတိ၊ အောက်မေ့တတ် အမှတ်ရတတ်၏။ (ဣတိ၊ ထိုသို့ အောက်မေ့တတ် အမှတ်ရတတ်သည်၏ အဖြစ်ကြောင့်။ သာ၊ သတိ၊ မည်၏။) ဝါ၊ တနည်း။ သော၊ ဤ သဘောတရားလည်း။ သရဏမတ္ထမေဝ၊ အောက်မေ့ခြင်း အမှတ်ရခြင်း မျှသာတည်း။ ဣတိ၊ ကြောင့်။ သတိ၊ မည်၏။ [သရဏံ သတိ ဟု-ကာဝသာဓနပူ။ မတ္တဖြင့် ကရဏသတ္တိကတ္တုသတ္တိကို ကန့်။ ဧဝကား သန္နိဋ္ဌာနာဝဓာရဏတည်း။] သာဝ၊ ထိုသတိသည်ပင်။ မုဋ္ဌသစ္စဿ၊ ပျောက်ကင်းသော သတိရှိသူ၏ အဖြစ်ကို။ (ပျောက်ကင်းသော သတိရှိသူ၏ ဖြစ်ကြောင်းဖြစ်ရာ အကုသိုလ်စိတ္တုပ္ပာဒ်ကို။) အဘိ-

၁။ သံဝေဂပဒဋ္ဌာနံ။ ။ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏ၊ အပါယဘယ၊ အတိတေ ဝဋ္ဋမူလဒုက္ခ၊ အနာဂတေ ဝဋ္ဋမူလဒုက္ခ၊ ပစ္စုပ္ပန္နေ အာဟာရ ပရိယေသနဒုက္ခ။ ဤ ရှစ်ဌာနသည် သံဝေဂ၏ အကြောင်းဝတ္ထုတည်း။ ထို ရှစ်ဌာနကို အာရုံပြု၍ စဉ်းစားသောအခါ ထိတ်လန့်ကြောင်းဖြစ်သော ဩတ္တပ္ပနှင့်တကွ ဉာဏ်ဖြစ်ပေါ်လာ၏။ ထို သဟောတ္တပ္ပဉာဏ်ကို “သံဝေဂ” ဟု ခေါ်၏။ ထို သံဝေဂသည် ဝီရိယဖြစ်ခြင်း၏ အကြောင်းတည်း။ ဤပဒဋ္ဌာန်ကို ကုသိုလ်ဝီရိယ၌သာ ရအပ်၏။ [ဝီရိယာရမ္မဝတ္ထု-ပဒဋ္ဌာနံ-အရ ဝီရိယာရမ္မဝတ္ထုရှစ်ပါး အကျယ်ကို သုတ်ပါထေယျ သံဂီတိသုတ်ကိုမှီး၍ ဋီကာဖွင့်သည့်အတိုင်း သပြိုဟ်ဘာသာဋီကာ၌ ပြထားပြီ။]

ဘဝနတော အဓိပတိယဋ္ဌေန။ ဣန္ဒြိယံ၊ မည်၏။ ဝါ၊ တနည်း။ ဥပဋ္ဌာန-
လက္ခဏေ၊ စိရကတ-အစရှိသော အာရုံသို့ ကပ်၍ တည်ခြင်း လက္ခဏာ၌။ ဝါ၊
ပစ္စုပ္ပန်အာရုံသို့ ကပ်၍ တည်ခြင်း မစွန့်လွှတ်ခြင်း လက္ခဏာ၌။ ဣန္ဒြိယံ၊ မိမိ၏
အစိုးရသည်၏အဖြစ်ကို။ သမ္ပယုတ္တဓမ္မဟံ၊ တို့သည်။ ဝါ၊ တို့ကို။ ကာရေတိ၊
ဣတံ ဣန္ဒြိယံ။ သတိ ဝေ၊ သည်ပင်။ ဣန္ဒြိယံ၊ ဣန္ဒြေတည်း။ သတိန္ဒြိယံ၊
သတိဣန္ဒြေ။

ပန၊ ဆက်။ (တနည်း) ပန၊ ပဒတ္တမှတပါး လက္ခဏာဒျုတ္တကား။ သာ
သော သတိ၊ သည်။ အပိလာပန လက္ခဏာ စ၊ သမ္ပယုတ်တရားတို့ကို မပေါ်
လွင်စေခြင်းလက္ခဏာရှိသည် လည်းကောင်း။ ဥပဂ္ဂဏှန လက္ခဏာ စ၊ အာရုံကို
သိမ်းပိုက်ခြင်း လက္ခဏာရှိသည်လည်းကောင်း။ ဟောတိ။ ဟံ၊ ဥပမာသောင်
ထင်အောင်ပြအံ့။ ရညော၊ ၏။ ဘဏ္ဍာဂါရိကော၊ ဘဏ္ဍာတိုက်စိုးသည်။ ဒသ-
ဝိဓံ၊ သော။ ရတနံ၊ ကို။ ဂေါပယန္တော၊ လုံခြုံစေလျက်။ ဝါ၊ စောင့်ရှောက်
လျက်။ သာယံ၊ ညနေချမ်းအခါ၌ လည်းကောင်း။ ပါတံ၊ နံနက်အခါ၌ လည်း
ကောင်း။ ရာဇာနံ၊ ကို။ ဣဿရိယသမ္ပတ္တိံ၊ အစိုးရသူ၏ ဖြစ်ကြောင်းဖြစ်ရာ
စည်းစိမ်ကို။ သလ္လက္ခာပေတိ ယထာ၊ မှတ်မိစေသကဲ့သို့။ သာရေတိ ယထာ၊
အောက်မေ့စေသကဲ့သို့။ ဝါ၊ အမှတ်ရစေသကဲ့သို့။ ဝေမေဝ။ သတိ၊ သည်။
ကုသလံ ဓမ္မံ၊ ကို။ သလ္လက္ခာပေတိ၊ မှတ်စေ၏။ သရာပေတိ၊ အောက်မေ့စေ
၏။ ဝါ၊ အမှတ်ရစေ၏။

တေန၊ ကြောင့်။ ထေရော၊ ရှင်နာဂသိန် ထေရ်သည်။ အာဟ၊ ပြီ။ (ကိံ။)
မဟာရာဇ။ စက္ကဝတ္တိဿ၊ သော။ ရညော၊ ၏။ ဘဏ္ဍာဂါရိကော၊ သည်။ စက္က-
ဝတ္တိံ၊ သော။ ရာဇာနံ၊ ကို။ သာယံ၊ ၌ လည်းကောင်း။ ပါတံ၊ ၌ လည်းကောင်း။
ယသံ၊ အခြံအရံကို။ သရာပေတိ၊ အမှတ်ရစေ၏။ (ကိံ၊ အဘယ်သို့အမှတ်ရစေသ
နည်း။) ဒေဝ၊ မင်းမြတ်။ ဟတ္ထိ၊ ဆင်တို့သည်။ ဣတ္ထကာ၊ ဤမျှ အတိုင်းအရှည်ရှိ

၁။ အပိလာပန၊ ဥပဂ္ဂဏှန။ ။ပိလာပန၌ ပ္ပုဇာတ်၊ ကာပေပစ္စည်း၊ ယုပစ္စည်း။
ပ-၏အ-ကို ဣပ္ပိ။ တနည်း-သက္ကတ၌ ဩပုဒ်သည် ပါဠိ၌ “သိရိ” ဟု ဖြစ်သကဲ့သို့
သက္ကတ၌ ပ္ပုဇာတ်သည် ပါဠိ၌ “ပိလုဇာတ်” ဟု ဖြစ်သင့်၏။ ဤသို့ဆိုလျှင် ပိလုဇာတ်
ကာပေပစ္စည်း၊ ယုပစ္စည်း ဟု ကြံပါ။ ထို ပ္ပု (ပိလု) ဇာတ်သည် သပ္ပန-ရေပေါ်၌ ပေါ်
၍ သွားခြင်းအနက်ကို ဟော၏။ ဤ သတိသည် အာရုံကို ပေါ်လောပေါ်၍ မသွား
စေ။ [ဥဒကေ အလာဗု ပိယ အာရမ္မဏံ ပိလပိတွာ ဂန္တု အပ္ပဒါနံ။ ပ။ အပိလာပနံ။ -ဇီ
ကာ။] နောက်၌ “အဟိတေ ဓမ္မေ အပနုဒေတိ၊ ဟိတေ ဓမ္မေ ဥပဂ္ဂဏှာတိ” ကို
ကြည့်၍ သမ္ပယုတ်တရားတို့ကို မပယ်ရှားပဲ သိမ်းပိုက်ထားခြင်းကို “ဥပဂ္ဂဏှန” ဟု ယူ
ပါ။

ပါကုန်၏။ အဿာ၊ မြင်းတို့သည်။ တွေကာ။ ရထား၊ ရထားတို့သည်။ တွေကာ။ ပတ္တိ၊ ခြေလျင်တပ်သားတို့သည်။ တွေကာ။ ဟိရည်၊ ငွေသည်။ တွေကာ။ ဤ မျှ အတိုင်းအရှည်ရှိပါ၏။ သုဝဏ္ဏံ၊ ရှေ့သည်။ တွေကာ။ သဗ္ဗံ၊ သော။ သာ ပတေယံ၊ ဥစ္စာနှစ်သည်။ တွေကာ။ ဒေဝေါ၊ မင်းမြတ်သည်။ တံ၊ ထို စည်စိမ်ကို။ သရတု၊ အမှတ်ရတော်မူပါ။ ဣတိ၊ ထိုသို့ သံဟော်ဦးတင်၍။ (သရာပေတိ) ယထာ၊ အမှတ်ရစေသကဲ့သို့။ [“သော ဓနသ္မိ မနိတ္ထိယံ” အဘိဓာန်နှင့်အညီ သ-သဒ္ဒါသည် ဥစ္စာအနက်ကို ဟော၏။ သဿ၊ ဥစ္စာ၏+ ပတိ၊ အရှင်တည်း။ သပတိ၊ ဥစ္စာ၏အရှင်။ သပတိဿ၊ ဥစ္စာရှင်၏+ဟိတံ၊ စီးပွားတည်း။ သာပတေယံ၊ ဥစ္စာရှင်၏ စီးပွား။ ဟိတအနက်၌ ဣယျ ပစ္စည်း။]

မဟာရာဇ ဝေမေဝ။ သတိ၊ သည်။ ကုသလေ ဓမ္မေ၊ တို့ကို။ အပိလာ ပေတိ၊ ပေါလော မပေါ်စေ။ [ပေါလောပေါ်၍ လှင့်မသွားစေ။ အာရုံ အဖြစ်ဖြင့် ထင်လာစေသည်-ဟူလို။] (ကိံ၊ သို့။ အပိလာပေတိ၊ နည်း။) ဣမေ စတ္တာရော၊ ဤ ၄-ပါးတို့သည်။ သတိပဋ္ဌာနာ၊ တို့တည်း။ ပ။ ဣမေ သတ္တ၊ ဤ ၇-ပါးတို့သည်။ ဗောဇ္ဈင်္ဂါ၊ တို့တည်း။ အယံ၊ ဤ တရား အပေါင်းသည်။ အရိယော၊ မြတ်သော။ အဋ္ဌင်္ဂိကော၊ ရှစ်ပါးသော အင်္ဂါ ရှိသော။ မဂ္ဂေါ၊ မဂ်တည်း။ အယံ၊ ဤ သမာဓိသည်။ သမထော၊ တည်း။ အယံ၊ ဤ ပညာသည်။ ဝိပဿနာ၊ တည်း။ အယံ၊ ဤ ပညာသည်။ ဝိဇ္ဇာ၊ တည်း။ အယံ၊ ဤ အရတ္တဖိုလ်သည်။ ဝိမုတ္တိ၊ တည်း။ ဣမေ၊ ဤ တရား တို့သည်။ လောကုတ္တရာ၊ ကုန်သော။ ဓမ္မာ၊ တို့တည်း။ ဣတိ၊ သို့။ (အပိလာ ပေတိ။) ဝေံ၊ ဤသို့လျှင်။ မဟာရာဇ။ သတိ၊ သည်။ အပိလာပနလက္ခဏာ၊ ရှိ၏။ ဣတိ။ အာဟ၊ ပြီ။ [ဋီကာ၌ “အပိလာပေ ကရောတိ” ဟု ဖွင့်၏။ ပိလုမ္ပ ဥကို ဩ၊ ဩကို အာဝပြု၍ “အပိလာဝေ” ဟု ရှိသင့်၏။ အကမ္မကနောင် ကာရိတ်ဝင်လျှင် သကမ္မကဝတ်ဖြင့် ဖွင့်ရိုးတည်း။ ထို့ကြောင့် “အပိလာဝေ + ကရောတိ” ဟု ဋီကာဖွင့်သည်။]

ပန၊ ကား။ (အပိလာပန လက္ခဏာမှတစ်ပါး ဥပဂ္ဂဏှနလက္ခဏာကား။) စက္ကဝတ္တိဿ၊ သော။ ရညော၊ ၏။ ပရိဏာယကရတနံ၊ သားကြီး ရတနာ သည်။ ရညော၊ ၏။ အဟိတေ စ၊ စီးပွား မဟုတ်သူတို့ကိုလည်းကောင်း။ ဝါ၊ စီးပွားမဲ့ ဖြစ်သူတို့ကိုလည်းကောင်း။ ဟိတေ စ၊ စီးပွားဖြစ်သူတို့ကို လည်းကောင်း။ ဝါ၊ စီးပွားကို ပြုတတ်သူတို့ကိုလည်းကောင်း။ ဥတု၊ သိ၍။ အဟိတေ၊ စီးပွားမဲ့ဖြစ်သူတို့ကို။ အပယာပေတိ ယထာ၊ ဖယ်ရှား သကဲ့သို့။ (ဖဲသွားစေသကဲ့သို့။) ဟိတေ၊ စီးပွားဖြစ်သူတို့ကို။ ဥပယာပေတိ

ယထာ၊ ချဉ်းကပ်စေသကဲ့သို့။ ဝေမေဝ။ သတိ၊ သတိသည်။ ဟိတာ-
 ဟိတာနံ၊ စီးပွားဖြစ်ကုန် စီးပွားမဲ့ဖြစ်ကုန်သော။ ဓမ္မာနံ၊ တို့၏။ ဂတိယော၊
 ဖြစ်ခြင်းတို့ကို။ (သဒ္ဒတ္ထ။) ဝါ၊ ပြီးစီးခြင်းတို့ကို။ (အဓိပ္ပာယ်တ္ထ။) သမန္ဓေ-
 သိတာ (သံ+အနု+သေိတာ)၊ ကောင်းစွာ ရှာ၍။ ကာယဒုစရိတာဒယော၊
 အစရှိကုန်သော။ ဣမေ ဓမ္မာ၊ တို့သည်။ အဟိတာ၊ စီးပွားမဲ့ တရားတို့တည်း။
 ဣတိ၊ ဤသို့ သိ၍။ အဟိတေ၊ စီးပွားမဲ့ ဖြစ်ကုန်သော။ ဓမ္မေ၊ ဒုစရိတ်
 တရားတို့ကို။ အပနုဒေတိ၊ ပယ်ရှား၏။ ကာယသုစရိတာဒယော၊ ကာယ
 သုစရိတ် အစရှိကုန်သော။ ဣမေ ဓမ္မာ၊ ဤတရားတို့သည်။ ဟိတာ၊ စီးပွား
 တို့တည်း။ ဣတိ၊ ဤသို့ သိ၍။ ဟိတေ၊ စီးပွားဖြစ်ကုန်သော။ ဓမ္မေ။
 သုစရိတ်တရားတို့ကို။ ဥပဂုဏှာတိ။ သိမ်းပိုက်၏။ [“ဥပ-ကပ်၍ + ဂဏှ-ယူ”
 ဟူသည် “သိမ်းပိုက်ခြင်း”ပင်တည်း။]

တေန၊ ကြောင့်။ ထေရော အာဟ၊ (ကိ°) မဟာရာဇ စက္ကဝတ္တိသ
 ရညော။ ပရိကာယကရတနံ၊ သည်။ ရညော၊ ၏။ ဟိတာဟိတေ၊ စီးပွား
 ဖြစ်သူ စီးပွားမဲ့ ဖြစ်သူတို့ကို။ ဇာနာတိ၊ (ကိ°။) ဣမေ၊ ဤ သူတို့သည်။
 ရညော၊ ၏။ ဟိတာ၊ စီးပွားဖြစ်သူတို့တည်း။ ဣမေ၊ ဤသူတို့ကား။
 အဟိတာ၊ စီးပွားမဲ့ ဖြစ်သူတို့တည်း။ ဣမေ၊ တို့သည်။ ဥပကာရာ၊ လျော်
 သော ကျေးဇူးကို ပြုတတ်သူတို့တည်း။ ဣမေ၊ တို့ကား။ အနုပကာရာ၊ လျော်
 သော ကျေးဇူးကို မပြုတတ်သူတို့တည်း။ ဣတိ ဇာနာတိ။ [အခြားနေရာ၌
 ဥပကာရနှင့်တွဲလျှင် “အပကာရ-ကျေးဇူးမဲ့ကို ပြုတတ်သူ”ဟု သုံးစွဲတတ်၏။]

တတော၊ ထိုသို့ သိခြင်းကြောင့်။ အဟိတေ၊ စီးပွားမဲ့ ဖြစ်သူတို့ကို။
 အပနုဒေတိ ယထာ၊ ကဲ့သို့။ ဟိတေ၊ စီးပွားဖြစ်သူတို့ကို။ ဥပဂုဏှာတိ
 ယထာ၊ ကဲ့သို့။ မဟာရာဇ ဝေမေဝ။ သတိ၊ သည်။ ဥပဇ္ဇမာနာ၊ သော်။
 ဟိတာဟိတာနံ ဓမ္မာနံ။ ဂတိယော၊ တို့ကို။ သမန္ဓေသတိ၊ ကောင်းစွာ
 ရှာမှီး၏။ (ကိ°။) ဣမေ ဓမ္မာ၊ တို့သည်။ ဟိတာ၊ စီးပွားတို့တည်း။ ဣမေ
 ဓမ္မာ၊ တို့ကား။ အဟိတာ၊ စီးပွားမဲ့ တို့တည်း။ ဣမေ ဓမ္မာ၊ တို့သည်။
 ဥပကာရာ၊ လျော်သော ကျေးဇူးကို ပြုတတ်သော တရားတို့တည်း။ ဣမေ
 ဓမ္မာ၊ တို့ကား။ အနုပကာရာ၊ လျော်သော ကျေးဇူးကို မပြုတတ်သော
 တရား တို့တည်း။ ဣတိ (သမန္ဓေသတိ)။ တတော၊ ထိုသို့ ရှာမှီးခြင်း
 ကြောင့်။ အဟိတေ ဓမ္မေ။ အပနုဒေတိ ယထာ၊ ကဲ့သို့။ ဟိတေ ဓမ္မေ။
 ဥပဂုဏှာတိ ယထာ၊ ကဲ့သို့။ မဟာရာဇ ဝေမေဝ။ သတိ၊ သည်။ ဥပဂုဏှာ
 လက္ခဏာ၊ ရှိ၏။ ဣတိ။ (အာဟ၊ ပြီ။)

[လက္ခဏာမှာ ရှေးနည်းအတိုင်း ဖြစ်သော်လည်း ရသ-စသည်ကို ထည့်၍ ပြုလိုသောကြောင့် “အပရော နယော” ဟု မိန့်သည်။ အပရော နယောတံ ရသာဒိ ဒဿနတ္ထံ အာရဒ္ဓံ။-ဋီကာ။] အပရော နယော (ဧဝံ ဝေဒိတဗ္ဗော)။ သတိ၊ သည်။ အပိလာပနလက္ခဏာ။ ရှိ၏။ အသမ္မောသန ရသာ၊ အာရုံကို ပျောက်ပျက်စေတတ်သော ပမာဒ၏ ဆန့်ကျင်ဘက်ကိစ္စ ရှိ၏။ အာရက္ခ-ပစ္စုပဋ္ဌာနာ၊ အာရုံကို စောင့်ရှောက်တတ်သောတရားဟု ယောဂီတို့ဉာဏ်အား ရှေးရှုထင်လာ၏။ ဝါ၊ တနည်း။ ဝိသယာဘိမုဒိဘာဝ ပစ္စုပဋ္ဌာနာ၊ အာရုံသို့ ရှေးရှုသည်၏အဖြစ်ဖြင့် ယောဂီတို့။ပ။ထင်လာ၏။ ထိရသညာ ပဒဋ္ဌာနာ၊ ခိုင်မြဲသောသညာလျှင် နီးစွာသောအကြောင်းရှိ၏။ [ဤပုဒ်၏အဓိပ္ပာယ်ကို သဂြိုဟ်ဘာသာဋီကာ၌ ပြထားပြီ။] ဝါ၊ တနည်း။ ကာယာဒိသတိပဋ္ဌာနပဒဋ္ဌာနာ၊ ကာယအစရှိသော သတိပဋ္ဌာန်လျှင် နီးစွာသောအကြောင်း ရှိ၏။ ပန၊ ဆက်။ အာရမ္မဏော၊ ၌။ ဒဋ္ဌံ၊ မြဲစွာ။ ပတိဋ္ဌိတတ္တာ၊ တည်သည်၏အဖြစ်ကြောင့်။ သေကာ ဝိယ၊ မြို့၏တံခါးတိုင်နှင့်တူ၏ ဟူ၍လည်းကောင်း။ [ထို တံခါးတိုင်သည် အထက်၌ ၁၈-တောင်မြင့်လျှင် အောက်၌လည်း ၁၈-တောင်စိုက်ရ၏။] စက္ခုဒွါရာဒိ ရက္ခဏတော၊ စက္ခုဒွါရ-အစရှိသော ဒွါရကို စောင့်ရှောက်တတ်သည်၏ အဖြစ်ကြောင့်။ ဒေါဝေ ဝါရိကော ဝိယ စ၊ တံခါးမူးနှင့် တူ၏ ဟူ၍လည်းကောင်း။ ဒဋ္ဌဗ္ဗာ။

(ယော သဘာဝေ။) အာရမ္မဏော၊ ၌။ စိတ္တံ၊ ကို။ သမ္မာ၊ ကောင်းစွာ။ အာဓိယတိ-ထပေတိ၊ ထားတတ်၏။ ဣတိ၊ ထိုသို့ အာရုံ၌ စိတ်ကို ကောင်းစွာ ထားတတ်သည်၏ အဖြစ်ကြောင့်။ (သော သဘာဝေ။) သမာဓိ၊ မည်၏။ [အာဓိယတိ၌ အာပုဗ္ဗ ဘူဝါဒိ ဓာဓာတ်၊ အ-ပစ္စည်း၊ ယ-လာ၊ ဓာ၏ အာကို ဣပ္ပူ။ ဓာတ်ကျမ်းတို့၌ကား “အာဓေတိ” ဟု ရှိ၏။ အ-ပစ္စည်းကို ပြု၊ သံ+အာ+ဓာဓာတ်၊ ဣပစ္စည်းဖြင့် “သမာဓိ” ဟုဖြစ်၏။] သောဝ၊ ထို

၁။ ကာယာဒိ သတိပဋ္ဌာန ပဒဋ္ဌာနာ။ ။ “ကာယာဒိ” အရ ကာယ ဝေဒနာ စိတ္တ ဓမ္မ ဟူသော အာရုံ ရ၏။ “သတိပဋ္ဌာနာ” အရကား-ထိုအာရုံကို အာရုံပြုသော သတိ ရ၏။ ဤသို့ အရမတူသောကြောင့် သတိပဋ္ဌာနာအရ အာရမ္မဏိက သတိပဋ္ဌာန် တို့၏အမည်ကို ကာယ-အစရှိသော အာရုံ၌တင်စားထားသော ဖလူပစာစကားဟု မှတ်ပါ။ [သတိယာ ဝတ္ထုဘူတာ ကာယာဒယော ကာယာဒိသတိပဋ္ဌာနာ။-ဋီကာ။]

တနည်း။ ။ရှေးရှေးသတိသည် နောက်နောက်သတိ၏ ပဒဋ္ဌာန်ဖြစ်သောကြောင့် “ကာယာဒိသတိပဋ္ဌာနပဒဋ္ဌာနာ-ကာယ အစရှိသည်၌ ဖြစ်သော သတိပဋ္ဌာန်လျှင် နီးစွာသောအကြောင်းရှိ၏” ဟု ပေးပါ။ [သတိယောယေဝ ဝါ ပုရိမာ ပစ္ဆိမာနံ ပဒဋ္ဌာနံ။-ဋီကာ။]

သမာဓိသည်ပင်။ ဝိက္ခေပဿ၊ သမ္ပယုတ်တရားတို့ကို အထူးထူး အပြားပြား ပစ်လွှတ်တတ်သော ဥဒ္ဓစ္စကို။ အဘိဘဝနတော။ပ။ ဣန္ဒြိယံ၊ မည်၏။ ဝါ၊ တနည်း။ အဝိက္ခေပလက္ခဏေ၊ ဝိက္ခေပ၏ ဆန့်ကျင်ဘက် လက္ခဏာ၌။ ဣန္ဒြိယံ၊ ကို။ (သမ္ပယုတ္တဓမ္မဟိ၊ တို့သည်။ ဝါ၊ တို့ကို။) ကာရေတိ၊ ပြုစေတတ်၏။ ဣတိ၊ ကြောင့်။ ဣန္ဒြိယံ။ သမာဓိယေဝ၊ သည်ပင်။ ဣန္ဒြိယံ၊ အစိုးရသော တရားတည်း။ သမာဓိန္ဒြိယံ၊ သမာဓိ ဣန္ဒြိယံ။ ပန၊ ဆက်။ (တနည်း) ပန၊ ပစ္စက္ခသံဝဏ္ဏနာမ္ပတပါး အတိဒေသသံဝဏ္ဏနာကား။ အဿ၊ ထို သမာဓိ၏။ လက္ခဏာဒီနိ၊ တို့ကို။ ဟေဋ္ဌာ၊ အောက်၌။ (အောက် ကေဂုတာ ပုဒ်၏ အဖွင့်၌။) ဝုတ္တနယေနေဝ၊ ဖြင့်သာ။ ဝေဒိတဗ္ဗာနိ။

(ယာ ဓမ္မဇာတိ။) ပဇာနာတိ၊ အပြားအားဖြင့်သိတတ်၏။ ဣတိ၊ ကြောင့်။ (သာ ဓမ္မဇာတိ။) ပညာ၊ မည်၏။ ကိံ၊ အဘယ်ကို။ ပဇာနာတိ၊ နည်း။ ဣဒံ၊ ဤ တဏှာ ကြည့်ယား တေဘူမက တရားသည်။ (အဘိဓမ္မာနည်း။) ဝါ၊ ဤ ဇာတိ-အစရှိသော တရားသည်။ (သုတ္တန်နည်း။) ဒုက္ခံ၊ ဒုက္ခတည်း။ ဣတိ အာဒိနာ၊ သော။ နယေန၊ ဖြင့်။ အရိယသစ္စာနိ၊ တို့ကို။ (ပဇာနာတိ။) ပန၊ ဝါဒန္တရကား။ အဋ္ဌကထာယံ၊ ရှေး အဋ္ဌကထာ၌။ ပညာပေတိ၊ အပြား တို့ဖြင့် သိစေတတ်၏။ ဣတိ၊ ကြောင့်။ ပညာ၊ မည်၏။ ဣဟိ၊ ဝုတ္တံ၊ ပြီ။ [“ပ+ည”ဟု ပုဒ်ခွဲ။ ပသည် ပကာရ အနက်ဟော။ ပညာပေတိတိ ပကာရေဟိ ဇာနာပေတိ။-ဋီကာ။] ကိန္တိ၊ အဘယ်သို့လျှင်။ ပညာပေတိ၊ အပြားတို့ဖြင့် သိစေတတ်သနည်း။ ဣတိ၊ ဤကား အမေးတည်း။ အနိစ္စံ၊ အနိစ္စ။ ဒုက္ခံ၊ ဒုက္ခ။ အနတ္တံ၊ အနတ္တ။ ဣတိ၊ သို့။ ပညာပေတိ၊ အပြား တို့ဖြင့် သိစေတတ်၏။ သာဝ၊ ထို ပညာသည်ပင်။ အဝိဇ္ဇာယ၊ ကို။ အဘိ-ဘဝနတော။ပ။ဣန္ဒြိယံ။ ဝါ၊ တနည်း။ ဒဿနလက္ခဏေ၊ ဒုက္ခ-အစရှိသည်ကို သိမြင်ခြင်းလက္ခဏာ၌။ ဣန္ဒြိယံ ကာရေတိ၊ ဣတိ ဣန္ဒြိယံ။ ပညာဝ၊ သည်ပင်။ ဣန္ဒြိယံ၊ တည်း။ ပညန္ဒြိယံ၊ နေ။

ပန၊ ဆက်။ (တနည်း) ပန၊ ပဒတ္တမ္ပတပါး လက္ခဏာဒုတ္တကား။ သာ သော ပညာ၊ သည်။ ဩဘာသနလက္ခဏာ စ၊ ထွန်းပြခြင်း လက္ခဏာရှိသည် လည်းကောင်း။ ပဇာနနလက္ခဏာ စ၊ အပြားတို့ဖြင့် သိခြင်း လက္ခဏာ ရှိသည် လည်းကောင်း။ (ဟောတိ။) ဟိ၊ ဥပမာဆောင် ထင်အောင် ပြအံ့။ စတုပ္ပိတိ-ဇက၊ ၄-ဘက် နှံ့ရရှိသော။ (၄-ဘက် ကာထားသော။) ဝေဟေ၊ အိမ်၌။ ဂုတ္တိဘာဂေ၊ ညဉ့်အဖို့၌။ ဒီပေ၊ ဆီမီးကို။ ဇာလိတေ၊ တောက်ပ စေအပ် သော်။ ဝါ၊ ညှိထွန်းအပ်သော်။ [ဇလဓာတ်သည် အကမ္မကဓာတ်ဖြစ်၍ ကံ ရှိသောအခါ ကာရိတ်ဝင်၍ ဇာလဟု ရှိရသည်။] အန္ဓကာရော၊ အမှိုက်မှောင်

သည်။ နိရုဇ္ဈတိ ယထာ၊ ချုပ်ပျောက်ရသကဲ့သို့။ [အနံ့+ကရောတိတိ အနွ-
 ကာရော၊ ပကတိမျက်စိကို ကန်းသကဲ့သို့ပြုတတ်သော အမှောင်။] အာလော-
 ကော၊ အရောင်သည်။ ပါတုဘဝတိ ယထာ၊ ထင်ရှားဖြစ်သကဲ့သို့။ ဧဝမေဝ။
 ပညာ၊ သည်။ ဩဘာသနုလက္ခဏာ၊ ရှိ၏။ ပညောဘာသသမော၊ ပညာ
 ရောင်နှင့်တူသော။ ဩဘာသော နာမ၊ အရောင်မည်သည်။ နတ္ထိ။ ဟိ၊ မှန်။
 ပညဝတော၊ ဝိပဿနာ ပညာရှိသော ပုဂ္ဂိုလ်၏။ ဝါ၊ သည်။ ဧကပလ္လကေန၊
 တခုတည်းသော ထက်ဝယ် တင်ပျဉ်ဖြင့်။ နိသိန္ဓယ၊ ထိုင်နေလတ်သော်။
 ဒသသဟသိလောကဓာတု၊ တသောင်းသော လောကဓာတ်သည်။ ဧက-
 လောကာ၊ တခုတည်းသော အရောင်ရှိသည်။ ဟောတိ။ [ဝိပဿနုပက္ခိလေသဉ္စ
 လာသော ဩဘာသကို ရည်ရွယ်၍ဆိုသည်။]

တေန ထေရော အာဟ၊ (ကိ°)မဟာရာဇ။ ပုရိသော၊ သည်။ အနွကာရော၊
 အမှိုက်မှောင်ဖြစ်သော။ ဂေဟေ၊ ဌ။ [အမှောင်၏အမည်ကို အမှောင်ရှိသော
 အိမ်၌ တင်စားထားသော ဂုဏ္ဍပစာတည်း။] တေလပုဒီပံ၊ ဆိမိးကို။ ပဝေသေ-
 ယျ၊ သွင်းရာ၏။ ပဝိဋ္ဌော၊ သွင်းအပ်ပြီးသော။ ပဒီပေါ၊ သည်။ အနွကာရံ၊ ကို။
 ဝိဒ္ဓံသေတိ ယထာ၊ ဖျက်ဆီးသကဲ့သို့။ ဩဘာသံ၊ အရောင်ကို။ ဇနေတိ ယထာ၊
 ဖြစ်စေသကဲ့သို့။ အာလောကံ၊ အလင်းကို။ ဝိဒ္ဓံသေတိ ယထာ၊ ထင်ရှား ပြသကဲ့
 သို့။ [“ဒိသ-ဒဿနေ” ဓာတ်ကျမ်း။] ရူပါနိ စ၊ ရူပါရုံတို့ကိုလည်း။ ပါကဋ္ဌာနိ၊
 ထင်ရှားသည်တို့ကို။ ကရောတိ ယထာ၊ ကဲ့သို့။ မဟာရာဇ ဧဝမေဝ။ ပညာ၊
 သည်။ ဥပုဇ္ဇမာနာ၊ သော်။ အဝိဇ္ဇန္တကာရံ၊ အဝိဇ္ဇာတည်းဟူသော အမှိုက်မှောင်
 ကို။ ဝိဒ္ဓံသေတိ။ ဝိဇ္ဇောဘာသံ၊ ဝိဇ္ဇာတည်းဟူသော အရောင်ကို။ ဇနေတိ။
 ဉာဏာလောကံ၊ ဉာဏ်တည်းဟူသော အရောင်ကို။ ဝိဒ္ဓံသေတိ၊ ၏။ အရိယ
 သစ္စာနိ၊ တို့ကို။ ပါကဋ္ဌာနိ ကရောတိ။ [နိဂုံးဖြစ်၍ ဧဝံ ဟု ရှိစေ။] ဧဝံ၊ ဤသို့
 လျှင်။ မဟာရာဇ။ ပညာ၊ သည်။ ဩဘာသနုလက္ခဏာ၊ ရှိ၏။ ဣတိ၊ သို့။ (အာဟ။)

ပန၊ ကား။ (ဩဘာသနုလက္ခဏာမှတပါး ပဇာနန လက္ခဏာကား။) ဆေ-
 ကော၊ ကျမ်းကျင်သော။ ဘိသက္ကော၊ ဆေးဆရာသည်။ အာတုရာနံ၊ ကျင်နာ
 သူတို့၏။ ဝါ၊ မကျန်းမာသူတို့၏။ ဝါ၊ တို့အား။ သပ္ပာယာသပ္ပာယာနိ၊
 လျောက်ပတ်ကုန် မလျောက်ပတ်ကုန်သော။ ဘောဇနာနိ၊ ဘောဇဉ်တို့ကို။
 ဇာနာတိ ယထာ၊ ကဲ့သို့။ ဧဝံ၊ တူ။ ပညာ ဥပုဇ္ဇမာနာ။ ကုသလာကုသလေ၊
 ကုသိုလ် အကုသိုလ် ဖြစ်ကုန်သော။ သေဝိတဗ္ဗာသေဝိတဗ္ဗေ၊ မှီဝဲထိုက်ကုန်
 မမှီဝဲထိုက်ကုန်သော။ ဟိနပဏီတေ၊ ယုတ်ညံ့ကုန် မှန်မြတ်ကုန်သော။ ကဏှ။ ပ။
 ဘာဂေ၊ မည်းညစ်သောတရား ဖြူစင်သောတရား၊ ထိုတရားတို့နှင့် တူသော
 အဖို့ရှိကုန် ပတူသောအဖို့ရှိကုန်သော။ ဓမ္မေ၊ တို့ကို။ ပဇာနာတိ။ စ၊ သာ-

ဓက-ကား။ ဓမ္မသေနာပတိနာပိ၊ သည်လည်း။ ဧတံ၊ ဤစကားကို။ ပုတ္တံ၊ ပြီ။
 (ကိံ။) အာဝုသော၊ ငါ့ရှင် မဟာကောဋ္ဌိက။ (ယသ္မာ၊ ကြောင့်။) ပဇာ-
 နာတိ၊ အပြားတို့ဖြင့် သိတတ်၏။ ဣတိ ခေါ် တသ္မာ၊ ထို့ကြောင့်။ ပညာတိ၊
 ဟူ၍။ ဝုစ္စတိ၊ ၏။ ကိဉ္စ၊ အဘယ်ကို။ ပဇာနာတိ၊ နည်း။ ဣဒံ၊ ဤတရား
 သည်။ ဒုက္ခံ၊ တည်း။ ဣတိ ပဇာနာတိ။ ဣတိ၊ ဤသို့ အစရှိသည်ဖြင့်။
 ဝိတ္ထာရေတဗ္ဗံ၊ အကျယ်ချဲ့ထိုက်၏။ -[မူလပဏ်၊ စူဠယမကဝဂ်၊ မဟာဝေဒလ္လ
 သုတ်။] ဧဝံ၊ ဤသို့လျှင်။ အဿာ၊ ထိုပညာ၏။ ပဇာနနလက္ခဏတာ၊
 ပဇာနနလက္ခဏာ ရှိသည်၏အဖြစ်ကို။ ဝေဒိတဗ္ဗာ၊ ၏။

အပရော နယော(ဧဝံ ဝေဒိတဗ္ဗော)။ ပညာ၊ သည်။ ယထာသဘာဝ
 ပဋိဝေဓလက္ခဏာ၊ သဘောအားလျော်စွာ ထိုးထွင်း၍ သိခြင်းလက္ခဏာရှိ၏။
 [အမှန်ကိုသိခြင်း လက္ခဏာရှိ၏-ဟူလို။ ယထာသဘာဝဖြင့် အမှားအားဖြင့်
 သိခြင်းကို ကန့်။] ဝါ၊ တနည်း။ ကုသ။ပ။ဝိယ၊ ကျမ်းကျင်သော လေးသမား
 သည် ပစ်အပ်သောလေး၏ ထိုးထွင်းခြင်းကဲ့သို့။ (တထာ။) အက္ခလိတပဋိဝေဓ
 လက္ခဏာ၊ မချွတ်မယွင်း ထိုးထွင်း၍ သိခြင်းလက္ခဏာ ရှိ၏။ ပဒီပေါ၊ သည်။
 (ဩဘာသတိ)ဝိယ၊ ထွန်းပြသကဲ့သို့။ (တထာ။) ဝိသယောဘာသနရသာ၊
 အာရုံကို ထွန်းပြခြင်းကိစ္စရှိ၏။ အရညဂတသုဒေသကော၊ တော၌ရောက်သော
 ကောင်းစွာလမ်းညွှန်တတ်သော ယောက်ျားသည်။ (အမူဇော)ဝိယ၊ မတွေ့ဝေ
 သကဲ့သို့။ ဝါ၊ မျက်စိမလည် သကဲ့သို့။ (တထာ။) အသမ္မောဟပစ္စုပဋ္ဌာနာ၊
 သမ္မောဟ၏ ဆန့်ကျင်ဘက်အဖြစ်ဖြင့် ယောဂီတို့။ပ။ထင်လာ၏။

(ယော သဘာဝေါ။) မနတိ၊ သိတတ်၏။ ဣတိ၊ ထိုသို့ သိတတ်သည်၏
 အဖြစ်ကြောင့်။ (သော သဘာဝေါ။) မနော၊ ၏။ ဝိဇာနာတိ၊ သညာ
 ပညာတို့ သိပုံမှ တမျိုးတဖုံ သိတတ်၏။ ဣတိ အတ္ထော၊ 'နက်။[“မနတိ”
 အရ သညာသိ ပညာသိကို ယူမည်စိုး၍ “ဝိဇာနာတိ”ဟု ဖွင့်သည်၊ ဝိညာဉ်သိ
 သိသည်-ဟူလို။] ပန၊ ဝါဒန္တရ ကား။ အဋ္ဌကထာစရိယာ၊ ရှေး အဋ္ဌကထာ
 ဆရာတို့သည်။ အာဟု၊ ကုန်ပြီ။ (ကိံ။) နာဋ္ဌိယာ၊ ကွမ်းစားခွက်ဖြင့်။ မိနမာ-
 နော ဝိယ၊ ချင့်သကဲ့သို့လည်းကောင်း။ မဟာတုလယ၊ ကြီးစွာသော ချိန်
 ခွင်ဖြင့်။ [ရှေးက ချိန်ခွင်ကြီးကို “ရာဇူ”ဟု ခေါ်သည်။] ဓာရယဒာနော ဝိယ
 စ၊ နှိုင်းချိန်သကဲ့သို့ လည်းကောင်း။ အာရမ္မဏံ၊ ကို။ မိနာတိ၊ နှိုင်းချိန်
 တတ်၏။ န ဇာနာတိ၊ မသိတတ်။ ဣဒံ၊ ကြောင့်။ မနော၊ မည်၏။

၁။ မိနာတိ။ပ.မနော။ ။မိဓာတ်၏အနက်များစွာတို့တွင် ဤနေရာ၌ မာန (နှိုင်းချင့်
 ခြင်း) အနက်ကို ဟော၏။ ကိယာဒိဂိုဏ်းဖြစ်၍ “မိနာတိဘိမနော”ဟု ပြု၊ ယုပစ္စည်း
 ဖြင့် ပြီးစေ။ မိနာတိ၏နောက်၌ ပါဠိအမျိုးမျိုး ပျက်၍နေ၏။ “န ဇာနာတိ”ဟု ရှိသင့်

ဣတိ။ အာဟု၊ ကုန်ပြီ။ တဒေဝ၊ ထို မနသည်ပင်။ မနနလက္ခဏေ၊ သိခြင်း လက္ခဏာ၌။ ဝါ၊ နှိုင်းချိန်ခြင်း လက္ခဏာ၌။ ဣန္ဒြိယံ၊ (သမ္ပယုတ္တဓမ္မဟိ) ကာရေတိ၊ ဣတိ ဣန္ဒြိယံ။ မနောဝ၊ မနသည်ပင်။ ဣန္ဒြိယံ၊ တည်း။ မနိန္ဒြိယံ၊ ရှေ့။ တေ၊ ဤ မနိန္ဒြိယ-သဒ္ဒါသည်။ ဟေဋ္ဌာ၊ ၌။ ဝုတ္တစိတ္တဿေဝ၊ ဟော တော်မူအပ်ပြီးသော စိတ်၏သာလျှင်။ ဝေဝစနံ၊ ဝေဝစပရိယာယ်တည်း။

ပီတိသောမနဿသမ္ပယောဂတော၊ သာယာနှစ်သက်တတ်သော သောမန- သန္တံ ယှဉ်ခြင်းကြောင့်။ ဝါ၊ ပီတိဖြင့် မှတ်သားအပ်သော သောမနဿန္တံ ယှဉ်ခြင်းကြောင့်။ သောဘနံ၊ တင့်တယ်သော။ မနော၊ စိတ်တည်း။ ဣတိ၊ ကြောင့်။ သုမနော၊ မည်၏။ [(တနည်း)ယဿ၊ အကြင်ပုဂ္ဂိုလ်၏။ သောဘနံ၊ သော။ မနော၊ သည်။ အတ္ထိ၊ ဣတိ၊ ကြောင့်။ သုမနော၊ မည်၏။]

သည်။ အာရုံကို နှိုင်းချိန်ရုံသာ နှိုင်းချိန်တတ်၏။ ပညာကဲ့သို့ မသိတတ်-ဟူလို။ ရှေး နိဿယ၌ “ပဇာနာတိ” ဟု ရှိ၏။ စဉ်းစားပါ။

၁။ ပီတိ။ ပ။ သောမနဿံ။ ။ “ပီတိသောမနဿသမ္ပယောဂတော” ဟူသော ဟိတ်ကို မူလဋီကာဆရာသည် မနှစ်သက်။ ဘာကြောင့်နည်း- “ပီတိ စ+သောမနဿံ ပီတိ သောမနဿံ” ဟု ဒွန်သမာသ်တွဲ၍ ထို ပီတိသောမနဿ ၂-ပါးစုံနှင့်ယှဉ်ခြင်းကြောင့် စိတ်သည် (တနည်း) ပုဂ္ဂိုလ်သည် သုမနအမည်ရလျှင် “သုမနဿ ဘာဝေါ သောမန- သံ” ဟု ပြုသောအခါ ထို သဒ္ဒပဝတ္ထိနိမိတ်ဖြစ်သော ပီတိသောမနဿ ၂-ပါးစုံကို ရဖွယ်ရှိသောကြောင့်တည်း။ အမှန်အားဖြင့်ကား သောမနဿံ အရတွင် ပီတိ မပါ ဝင်နိုင်။ ထို့ကြောင့် ပီတိနေရာဝယ် “သာတ” သဒ္ဒါကို ယှဉ်စေသင့်သည်-ဟု မိန့်သည်။

အနုဋီကာ။ ။ အနုဋီကာဆရာကား- ပီတိနှင့် သောမနဿံကို ဒွန်သမာသ်မတွဲပဲ “ပီတိယာ+ယုတ္တံ သောမနဿံ ပီတိသောမနဿံ” ဟု မဇ္ဈေလောပီ တပျုရိသ်တွဲ၍ သောမနဿံကိုသာ အရကောက်သည်။ ထိုသို့ဖြစ်လျှင် “သုမနဿ ဘာဝေါ သောမန- သံ” ၌လည်း “ပဓာနဖြစ်သော သောမနဿဝေဒနာသာ ရသည်” ဟု မိန့်၏။ သို့ဖြစ် လျှင် “ပီတိသောမနဿံ” ဟု အဘယ့်ကြောင့် ပီတိကို အပိုထည့်ထားရပါသနည်း။ ဤသို့မေးဖွယ်ရှိ၏။ အဖြေကား- ပီတိနှင့်ယှဉ်သော သောမနဿက များသောကြောင့် လည်းကောင်း၊ ထင်ရှားသောကြောင့်လည်းကောင်း ပီတိကို ထည့်၍ဆိုပါသည်။

ဟနည်း။ ။ ပီတိသောမနဿံ၌ “ပီတိယာ+ဥပလက္ခိတံ သောမနဿံ ပီတိသော- မနဿံ” ဟု ပြု။ ဥပလက္ခဏနည်းအရ ပီတိဖြင့် မှတ်သားအပ်သော သောမနဿ-ဟူလို။ ဤစကားဖြင့် သပိတိကသောမနဿကို တိုက်ရိုက်ပြု၍ နိပိတိကဖြစ်သော စတုတ္ထဇ္ဈာန- သမ္ပယုတ္တသောမနဿဟိုကို ဥပလက္ခိတဗ္ဗအဖြစ်ဖြင့် ယူရသည်။

၂။ သုမနော။ ။ စာအင်များ၌ “သောဘနံ+မနော ယဿာတိ သုမနော” ဟု ဗဟု- ဗ္ဗိဟိသမာသ် တွေ့ရ၏။ ထို ဗဟုဗ္ဗိဟိသမာသ် အရဆိုလျှင် တင့်တယ်သောစိတ်ကို မရ၊

တင့်တယ်သောစိတ်၏။ (ဝါ၊ တင့်တယ်သောစိတ်ရှိသော ပုဂ္ဂိုလ်၏။) ဘာဝေါ၊
 ဖြစ်ကြောင်းဖြစ်ရာတည်း။ သောမနဿံ၊ ဖြစ်ရာ။ သာတလက္ခဏေ၊ သာယာ
 စေတတ်သည်၏အဖြစ် ဟူသော လက္ခဏာ၌။ ဣန္ဒြိယံ (သမ္ပယုတ္တဓမ္မေဟိ) ကာရေ
 တံ၊ ဣတိ ဣန္ဒြိယံ။ သောမနဿမေဝ၊ သည်ပင်။ ဣန္ဒြိယံ၊ တည်း။ သော
 မနဿိန္ဒြိယံ၊ နြေ။ တေံ၊ ဤ သောမနဿိန္ဒြိယ-သဒ္ဓါသည်။ ဟေဋ္ဌာ၊ ၌။
 ဝုတ္တဝေဒနာယ၊ ဟောတော်မူအပ်ပြီးသော ဝေဒနာ၏။ ဝေဝစနံ၊ ဝေဝစံပရိ
 ယာယ် စကားလှယ် သဒ္ဓါတည်း။

တေန၊ ထို သဘောတရားဖြင့်။ သမ္ပယုတ္တကံ၊ သမ္ပယုတ် ဖြစ်ကုန်သော။
 ဓမ္မာ၊ တို့သည်။ ဇီဝန္တိ၊ အသက်ရှင်ကြကုန်၏။ (အသက်ရှည်ကြကုန်၏။) ဣတိ၊
 ထိုသို့ သမ္ပယုတ်တရားတို့၏။ အသက်ရှင်ကြောင်း၏ အဖြစ်ကြောင့်။ (တံ၊ ထို
 သဘောတရားသည်။) ဇီဝိတံ၊ မည်၏ အနုပါလနလက္ခဏေ။ စောင့်ရှောက်
 ခြင်း လက္ခဏာ၌။ ဣန္ဒြိယံ၊ မိမိ၏ အစိုးရသည်၏ အဖြစ်ကို။ (သမ္ပယုတ္တဓမ္မေဟိ)
 ကာရေတံ၊ ဣတိ ဣန္ဒြိယံ။ ဇီဝိတမေဝ၊ ဇီဝိတသည်ပင်။ ဣန္ဒြိယံ၊ တည်း။ ဇီဝိ-

တင့်တယ်သောစိတ်ရှိသူ ပုဂ္ဂိုလ်ကိုသာ ရ၏။ မရ၌လည်း “ပုဂ္ဂလော သုမနော ဟောတိ”
 ဟုပင် ဖွင့်၏။ ဤသို့ ပုဂ္ဂိုလ်ရသောနည်းလည်း အခြားနေရာ၌ ရှိပါ၏။ သို့သော် “ပီတိ
 သောမနဿ သမ္ပယောဂတော” ဟူသော စကားသည် ပုဂ္ဂိုလ်နှင့် မဆိုင်၊ စိတ်နှင့်
 သာဆိုင်၏။ မူလဒ္ဓိကာ၌လည်း “ယေန ယောဂါ သုမနော ဟောတိ” ဟု ယှဉ်ဖက်
 ဖြစ်သော စိတ်ကိုပင် ဆိုထား၏။ [မရ၌ “ပုဂ္ဂလော သုမနော” ဟု ဖွင့်သည်ကိုလည်း
 စဉ်းစားပါ။] ထို့ကြောင့် “သောဘနံ မနောဘိ သုမနော” ဟု ကမ္မဓာရည်းသမာဓ်
 သာ သင့်မည်ထင်သည်၊ အရကိုလည်း တင့်တယ်သောစိတ်ကို ကောက်ပါ။

ဇီဝန္တိ။ ။နာမ်ဇီဝိတအရာဖြစ်၍ “သမ္ပယုတ္တကာ ဓမ္မာ” ဟု ကတ္တားထည့်၏။ ဤ
 ဝစနတ္ထသည် ရုပ်ဇီဝိတနှင့်လည်း ဆိုင်၏။ ထို့ကြောင့် “သဟဇာတ ဓမ္မာ” ဟုလည်း
 ကတ္တားရှိနိုင်သည်။ ဤ ဇီဝိတကြောင့် သဟဇာတ်တရားတို့သည် ဥပါဒ်မှ ဘင်တိုင်
 အောင် တည်နိုင်၊ အသက်ရှင်နိုင်ကြ၏။ ရှေးရှေး ဇီဝိတသည် မိမိ၏နောက်၌ အလားတူ
 သဟဇာတ်တရားတို့ ဖြစ်ဖို့ရန် ကျေးဇူးပြု၏။ ထို ကျေးဇူးပြုမှုသည် တဘဝအတွက်
 စုတိတိုင်အောင် လည်းကောင်း၊ သတ္တဝါတယောက်အတွက် ပရိနိဗ္ဗာန် စံသည့်တိုင်
 အောင်လည်းကောင်း ကျေးဇူးပြုလျက် ရှိသည်။ ထို့ကြောင့် ဇီဝိတ ဖြစ်မှီ ခဏတ္တယ
 ၌ အသက်ရှင်ဆဲ ကိုယ်ကို ရည်ရွယ်၍ “ဇီဝန္တိ၊ အသက်ရှင်ကြကုန်၏” ဟု လည်း
 ကောင်း၊ နောက်နောက် အဆက်ဆက်ဖြစ်ဖို့ရန် ကျေးဇူးပြုမှုကို ရည်ရွယ်၍ “ဇီဝန္တိ၊
 အသက်ရှည်ကြကုန်၏” ဟု လည်းကောင်း ၂-နက် ပေးနိုင်သည်။ [ကြွင်း အဓိပ္ပာယ်
 များကို သင်္ဂြိုဟ်ဘာသာဒ္ဓိကာ၌ လည်းကောင်း၊ မူလဒ္ဓိကာနိဿယ၌ လည်းကောင်း
 ရှုပါ။]

တိန္ဒြိယံ၊ နေြ။ တံ၊ ထို ဇီဝိတိန္ဒြေသည်။ ပဝတ္တသန္တတာဝိပတေယျံ၊ အဆက် မပြတ်ဖြစ်သော ခန္ဓာအစဉ်၏ အကြီးအကဲသည်။ ဟောတိ၊ ၏။

ပန၊ ပဒတ္တမှ တပါး လက္ခဏာဒျတ္တကား။* လက္ခဏာဒီဟိ၊ လက္ခဏာ အစ ရှိသည်တို့ဖြင့်။ (အနုပါလနုလက္ခဏံ-စသည်၌ အဘိန္နဝိသေသန စပ်။) ဇီဝိ- တိန္ဒြိယံ၊ သည်။ အတ္တနာ၊ မိမိနှင့်။ အဝိနိဘုတ္တာနံ၊ အသီးအခြား မခွဲအပ်ကုန် သော။ ဓမ္မာနံ၊ တကွဖြစ်ဖက် တရားတို့ကို။ အနုပါလနုလက္ခဏံ၊ စောင့်ရှောက် ခြင်း လက္ခဏာရှိ၏။ တေသံ၊ ထို ဟက္ခဖြစ်ဖက် တရားတို့ကို။ ပဝတ္တနုရသံ၊ ဥပါဒ်မှ ဘင်တိုင်အောင် ဖြစ်စေခြင်းကိစ္စ ရှိ၏။ တေသံ ယေဝ၊ ထို တကွဖြစ် ဖက် တရားတို့ကိုပင်။ ထပနပစ္စုပဋ္ဌာနံ၊ ဘင်မတိုင်မီ ဖြစ်တည်အောင် ထား တတ်သော တရား ဟု ယောဂီတို့ဉာဏ်အား ရှေးရှုထင်လာ၏။ ယာပယိတဗ္ဗဓမ္မ- ပဒဋ္ဌာနံ၊ ဥပါဒ်မှစ၍ ဘင်သို့ကျအောင် ရောက်စေထိုက်သော တရားလျှင် နီးစွာသောအကြောင်း ရှိ၏။

စ၊ ဆက်။ အနုပါလနုလက္ခဏာဒီမ္ပိ၊ အနုပါလနုလက္ခဏာ အစရှိသော။ (အာ ဒိဖြင့် ပဝတ္တနုထပနကို ယူ။) ဝိဓာနေ၊ အစီအရင်သည်။ သန္တေပိ၊ သော်လည်း။ ဥဒကံ၊ ရေသည်။ ဥပ္ပလာဒီနိ၊ ကြာ အစရှိသည်တို့ကို။ (အနုပါလေတိ)ဝိယ၊ စောင့်ရှောက်သကဲ့သို့။ (တထာ။) အတ္ထိက္ခဏေယေဝ၊ အနုပါလေတဗ္ဗတရား တို့၏ ထင်ရှားရှိဆဲ ခဏ၌သာလျှင်။ တံ၊ ဇီဝိတိန္ဒြေသည်။ တေ ဓမ္မေ၊ ထို တကွဖြစ်ဖက် တရားတို့ကို။ အနုပါလေတိ၊ စောင့်ရှောက်၏။ စ၊ သည်သာ မက သေး။ ဓာတိ၊ အထိန်းသည်။ ကုမာရံ၊ သတို့သားကို။ (ပါလေတိ)ဝိယ၊ ကဲ့သို့။ (တထာ။) ယထာသကံ ပစ္စယုပ္ပန္နေပိ၊ အကြင်အကြင် မိမိဥစ္စာ ဟူသော အကြောင်းကြောင့် ဖြစ်ရသည်လည်း ဖြစ်ကုန်သော။ ဓမ္မေ၊ တကွ ဖြစ်ဖက် တရားတို့ကို။ ပါလေတိ၊ ၏။ စ၊ သည်သာ မကသေး။ နိယာမကော၊ လှေသူကြီးသည်။ (သယံပဝတ္တိတနာဝါသမ္ပန္နေန၊ မိမိသည် ဖြစ်စေအပ်သော လှေနှင့် စပ်သဖြင့်။ ပဝတ္တတိ)ဝိယ၊ ဖြစ်တည်နိုင်သကဲ့သို့။ (တထာ။) သယံ ပဝတ္တိတဓမ္မသမ္ပန္နေနော၊ မိမိသည် ဖြစ်စေအပ်သော တရားနှင့် စပ်သဖြင့် သာလျှင်။ ပဝတ္တတိ၊ ဖြစ်တည်နိုင်၏။ ဤတိုင်အောင် အနုပါလနုလက္ခဏာကို ထင်စွာပြသော စကားတည်း။]

၁။ ပဝတ္တသန္တတာဝိပတေယျံ။ ။ပဝတ္တတိ၊ အဆက်မပြတ် ဖြစ်တတ်၏။ ဣတိ၊ ကြောင့်၊ ပဝတ္တံ၊ မည်၏။ အဆက်မပြတ် ဖြစ်၍နေသော ခန္ဓာအစဉ်တည်း။ ပဝတ္တံ စ+ တံ+သန္တတိစာတိ ပဝတ္တသန္တတိ၊ အဓိပတိမေဝ အာဓိပတေယျံ၊ သူတ္တံ၌ ဣယုပစ္စည်း သက်။ ပဝတ္တသန္တတိယာ+အာဓိပတေယျံ ပဝတ္တသန္တတာဝိပတေယျံ။ [ပဝတ္တသန္တတာ ဝိပတေယုန္တိ ပဝတ္တသင်္ခါတာယ သန္တတိယာ အဓိပတိဘူတံ။-ဋီကာ။]

[လက္ခဏမှတစ်ပါး ရသကိုပြုလို့၍ “နဘင်္ဂတော” စသည် မိန့်။] ဘင်္ဂတော၊ ဘင်္ဂဏမှ။ ဥဒ္ဓံ၊ အထက်ဖြစ်သော နောက်၌။ န ပဝတ္တယတံ၊ သဟဇာတ် တရားတို့ကို မဖြစ်စေနိုင်။ (ကသ္မာ၊ နည်း။) အတ္တနော စ၊ မိမိဟူသော ဇီဝိတိန္ဒြေ၏ လည်းကောင်း။ ပဝတ္တယိတဗ္ဗာနံ စ၊ ဖြစ်စေထိုက်သော သဟဇာတ် တရားတို့၏လည်းကောင်း။ အဘာဝါ၊ မရှိတော့ခြင်းကြောင့်တည်း။ [ရသမှတစ်ပါး ပစ္စုပဋ္ဌာန်ကို ပြုလို့၍ နဘင်္ဂက္ခဏေ စသည်မိန့်။] ဘင်္ဂက္ခဏေ၊ ဥဒ္ဓံ။ န ထပေတံ၊ သဟဇာတ်တရားတို့ကို တည်တံ့အောင် မထားနိုင်။ (ကသ္မာ။) သယံ၊ မိမိဟူသော ဇီဝိတိန္ဒြေက။ ဘိဇ္ဇမာနတ္တာ၊ ပျက်ဆဲ၏ အဖြစ်ကြောင့် တည်း။ (ကော ဝိယ၊ အဘယ်ကဲ့သို့နည်း။) ခီယမာနော၊ ကုန်ခန်းဆဲ ဖြစ် သော။ ဝဋ္ဋိသိနေဟော၊ မီးစာ ဆီသည်။ ဒီပသိခံ၊ ဆီမီးလျှံကို။ (န ထပေတံ) ဝိယ၊ တည်တံ့အောင် မထားနိုင်သကဲ့သို့တည်း။

စ၊ ထိုသို့ပင် ဖြစ်ပါသော်လည်း။ (အတ္ထိခဏ၌ စောင့်ရှောက်နိုင်၊ ဘင်္ဂ ခဏမှ အထက်၌ မဖြစ်စေနိုင်၊ ဘင်္ဂဏ၌ တည်တံ့အောင် မထားနိုင်ပါသော် လည်း။) အနုပါလန။ပ။ ဝိရဟိတံ၊ စောင့်ရှောက်နိုင်ခြင်းဟူသော အာနုဘော်၊ ဖြစ်စေနိုင်ခြင်း ဟူသော အာနုဘော်၊ တည်တံ့အောင် ထားနိုင်ခြင်း ဟူသော အာနုဘော်မှကင်းသည်။ န (ဟောတံ)၊ မဖြစ်။ (ကသ္မာ။) ယထာဝုတ္တက္ခဏေ၊ အကြင်အကြင် ဆိုအပ်ပြီးသော ခဏ၌။ (အတ္ထိခဏ-စသည်၌။) တဿ တဿ၊ ထိုထိုကိစ္စကို။ (စောင့်ရှောက်ခြင်း၊ ဖြစ်တည်စေခြင်း၊ ထားခြင်း ကိစ္စကို။) သာဓနတော၊ ပြီးစေနိုင်ခြင်းကြောင့်တည်း။ ဣတိ ဒဋ္ဌဗ္ဗံ။

မဂ္ဂင်္ဂရာသိအဖွင့်

[ဣန္ဒြိယရာသိကို ဖွင့်ပြပြီး၍ မဂ္ဂင်္ဂရာသိကို ဖွင့်ပြလိုသောကြောင့် “သမ္မာဒိဋ္ဌိ အာဒိသု” စသည်မိန့်။]

သမ္မာဒိဋ္ဌိ အာဒိသု၊ သမ္မာဒိဋ္ဌိ အစရှိသော ပုဒ်တို့၌။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော။) ဒဿနဋ္ဌေန၊ မြင်တတ်သည်၏ အဖြစ်ဟူသော အနက်ကြောင့်။ သမ္မာဒိဋ္ဌိ၊ မည်၏။ [ဒဿန၌ ဘာဝပုဓာနကြံ၊ နောက်၌လည်း နည်းတူ။] အဘိနိရောပနဋ္ဌေန၊ သမ္မယုတ်တရားတို့ကို အာရုံသို့ ရှေးရှုတတ်တတ်သည်၏ အဖြစ် ဟူသော အနက်ကြောင့်။ သမ္မာသင်္ကပ္ပေါ၊ မည်၏။ ပဂ္ဂဟဏဋ္ဌေန၊ သမ္မယုတ်တရားတို့ကို ချီးမြှောက်တတ်သည်၏ အဖြစ် ဟူသော အနက်ကြောင့်။ သမ္မာဝါယာမော၊ မည်၏။ ဥပဋ္ဌာနဋ္ဌေန၊ အာရုံ၌ ကပ်၍ တည်တတ်သည်၏ အဖြစ် ဟူသော အနက်ကြောင့်။ သမ္မာသတိ၊ မည်၏။ အဝိက္ခေပဋ္ဌေန-

ပိက္ခေပ၏ ဆန့်ကျင်ဘက်၏အဖြစ် ဟူသော အနက်ကြောင့်။ သမ္မာသမာဓိ၊ မည်၏။ ဣတိ။ ဝေဒိတဗျော၊ ၏။

ပန၊ သဘာဝတ္ထမှတပါး ဝစနတ္ထကာ။ ဝစနတ္ထတော၊ အားဖြင့်။ [ယောဇနာ၌ “ဝစနတ္ထော”ဟု ရှိ၏။ “ဝစနတ္ထော၊ ကိ။ ဧဝံ ဝေဒိတဗျော”ဟု ပေးပါ။] (သာ ဓမ္မဇာတိ။) သမ္မာ၊ ကောင်းစွာ။ ဝါ၊ မဖောက်မပြန်။ ပဿတိ၊ မြင်တတ်၏။ (ဣတိ၊ ထိုသို့ ကောင်းစွာမြင်တတ်သည်၏ အဖြစ်ကြောင့်။ သာ ဓမ္မဇာတိ။ သမ္မာဒိဋ္ဌိ၊ ၏။) ဝါ၊ တနည်း။ တာယ၊ ထို သဘော တရားဖြင့်။ (သမ္မယုတ္တဓမ္မာ၊ တို့သည်။) သမ္မာ၊ စွာ။ ပဿန္တိ၊ မြင်တတ် ကုန်၏။ ဣတိ၊ ထိုသို့ သမ္မယုတ်တရားတို့၏ ကောင်းစွာ မြင်ကြောင်း၏ အဖြစ်ကြောင့်။ (သာ ဓမ္မဇာတိ။) သမ္မာဒိဋ္ဌိ၊ မည်၏။ (ယော သဘာဝေါ) သမ္မာ။ သက်ပေတိ၊ ကြံတတ်၏။ (ဣတိ၊ ထိုသို့ ကောင်းစွာ ကြံတတ် သည်၏ အဖြစ်ကြောင့်။ သော သဘာဝေါ၊ သည်။ သမ္မာသက်ပေ၊ မည် ၏။) ဝါ၊ တနည်း။ တေန၊ ထို သဘောတရားဖြင့်။ (သမ္မယုတ္တဓမ္မာ၊ တို့သည်။) သမ္မာ၊ စွာ။ သက်ပေန္တိ၊ ကြံတတ်ကုန်၏။ ဣတိ၊ ထိုသို့ သမ္မယုတ်

၁။ သမ္မာ ပံသံတိ။ ။သမ္မာတိ အဝိပရိတနိယျာနိကဘာဝေန။-ဋီကာ။ မရဉ္စ သမ္မာ၏ သုဋ္ဌ၊ (ကောင်းစွာ) အနက်ကို မနှစ်သက် သော်လည်း သမ္မာကို “ကောင်း” ဟုသာ အနက်ပေးပါ။ ဘာကြောင့် “ကောင်းသနည်း”ဟု မေးဖွယ်ရှိသောကြောင့် “အဝိပရိတနိယျာနိကဘာဝေန”ဟု ဋီကာဖွင့်သည်။ “မဖောက်မပြန်သောကြောင့် လည်းကောင်း၊ ဒုဂ္ဂတိဘဝ ကာမဘဝ ဝဋ်ဒုက္ခတို့မှ ထွက်မြောက် တတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း ကောင်းသည် - ဟူလို။ ကာမာဝစရမဂ္ဂင်သည် ဒုဂ္ဂတိ ဘဝမှ ထွက်မြောက်တတ်၏။ မဟဂ္ဂုတ်မဂ္ဂင်သည် ကာမဘဝမှ ထွက်မြောက်တတ် ၏။ လောကုတ္တရာမဂ္ဂင်သည် ဝဋ်ဒုက္ခမှ ထွက်မြောက်တတ်၏။ ဤကား မိမိ၏အယူ တည်း။

အနုဋီကာ။ ။အနုဋီကာ၌မူ “အဝိပရိတတ္ထော ဟိ သမ္မာသဒ္ဓေါ”ဟု လည်း ကောင်း။ “အဝိပရိတနိယျာနိကတ္ထော ဧဝ ဝါ သမ္မာသဒ္ဓေါ”ဟု လည်းကောင်း ဖွင့်၏။ ဒိဋ္ဌိ စသည်နှင့်လည်း သမာနာဓိကရဏ (တုလျာဓိကရဏ)ဟု ဖွင့်၏။ ထိုအလို “သမ္မာ၊ မဖောက်မပြန်သော။ ဝါ၊ ဒုဂ္ဂတိဘဝ၊ ကာမဘဝ၊ ဝဋ်ဒုက္ခမှ ထွက်မြောက်တတ်သော။ ဒိဋ္ဌိ၊ ဒိဋ္ဌိတည်း”ဟု အနက်ပေးစေလိုသည်။ ဒိဋ္ဌိနှင့် စပ် ခိုက် သမ္မာကို တုလျာဓိကရဏအနက် ပေးနိုင်ပါ၏။ ပဿာဘိဉ္စစပ်ခိုက် “သမ္မာ- စွာ”ဟု ကြိယာဝိသေသနသာ ပေးလိုဖြစ်ပါသည်။ ထိုအဖွင့်သည် ပဿတ္ထတာ၌ “ပဿတ္ထတာ စ ဧဝမေဝ ဒဋ္ဌဗျာ”ဟူသော ဋီကာစကားနှင့် ညီမည်မထင်ပါ။ ထို၌ “သမ္မာ၊ (အဝိပရိတ နိယျာနိက၏ အဖြစ်ကြောင့်) ချီးမွမ်းအပ်စွာ”ဟုသာ ပေးနိုင်ပါသည်။ [ဧဝမေဝါတိ-အဝိပရိတနိယျာနိကဘာဝေန။-မရ။]

တရားတို့၏ ကောင်းစွာကြံကြောင်း၏ အဖြစ်ကြောင့်။ (သော သဘာဝေ။) သမ္မာသင်္ကပ္ပေါ၊ မည်၏။ (ယော သဘာဝေ။) သမ္မာ။ ဝါယမတိ၊ အားထုတ် တတ်၏။ (တနည်း) ဝါယာမေတိ၊ လုံ့လကံပြုတတ်၏။ (ဣတိ၊ ထိုသို့ ကောင်း စွာ အားထုတ်တတ်သည်၏ အဖြစ်ကြောင့်။ သော သဘာဝေ။ သမ္မာဝါယာ- မော၊ မည်၏။) [စာအုပ်များ၌ “ဝါယာမေတိ” ဟု တွေ့ရ၏။ ဝိ+အာပုဗ္ဗ၊ ယမုဓာတ်၊ ဘူဝါဒိဂိုဏ်းဖြစ်၍ “ဝါယမတိ” ဟု သာ ရှိသင့်၏။ တနည်း- “ဝါယာမံ” ဟူသော ဒုတိယန္တနာမ်ပုဒ်နောင် ကရဓာတ်၏ အနက်၌ ဣ-ပစ္စည်း သက်၍ “နာမဓာတ်” ဟု သော်လည်းကြံပါ။] ဝါ၊ တနည်း။ တေန၊ ဖြင့်။ (သမ္မယုတ္တ ဓမ္မာ) သမ္မာ။ ဝါယမန္တိ၊ အားထုတ်တတ်ကုန်၏။ ဣတိ၊ ထိုသို့ သမ္မယုတ်တရားတို့၏ ကောင်းစွာ အားထုတ်ကြောင်း၏ အဖြစ်ကြောင့်။ (သော သဘာဝေ။) သမ္မာဝါယာမော၊ မည်၏။ (ယာ ဓမ္မဇာတိ) သမ္မာ။ သရတိ၊ အမှတ်ရတတ်၏။ (ဣတိ၊ ထိုသို့ ကောင်းစွာအမှတ်ရတတ်သည်၏ အဖြစ်ကြောင့်။ သာ ဓမ္မဇာတိ။ သမ္မာသတိ၊ မည်၏။ ဝါ၊ တနည်း။ တာယ၊ ဖြင့်။ (သမ္မယုတ္တ ဓမ္မာ) သမ္မာ။ သရန္တိ၊ အမှတ်ရတတ်ကုန်၏။ ဣတိ၊ ထိုသို့ သမ္မယုတ်တရား တို့၏ ကောင်းစွာ အမှတ်ရကြောင်း၏ အဖြစ်ကြောင့်။ (သာ ဓမ္မဇာတိ။) သမ္မာသတိ၊ မည်၏။ (ယော သဘာဝေ။) သမ္မာ။ သမာဓိယတိ၊ အာရုံ၌ ကောင်းစွာတည်တတ်၏။ (ဣတိ၊ ထိုသို့ အာရုံ၌ကောင်းစွာ တည်တတ်သည်၏ အဖြစ်ကြောင့်။ သော သဘာဝေ။ သမ္မာသမာဓိ၊ မည်၏။) ဝါ၊ တနည်း။ တေန၊ ဖြင့်။ (သမ္မယုတ္တဓမ္မာ) သမ္မာ။ သမာဓိယန္တိ၊ ကုန်၏။ ဣတိ၊ ထိုသို့ သမ္မယုတ်တရားတို့၏ အာရုံ၌ ကောင်းစွာတည်ကြောင်း၏ အဖြစ်ကြောင့်။ (သော သဘာဝေ။) သမ္မာသမာဓိ၊ မည်၏။

အပိုစ၊ တနည်းကား။ ပသတ္တာ၊ ချီးမွမ်းအပ်သော။ (ဒိဋ္ဌိ၊ ဒိဋ္ဌိတည်း။ သမ္မာဒိဋ္ဌိ၊ ချီးမွမ်းအပ်သော ဒိဋ္ဌိ။) ဝါ၊ တနည်း။ သုန္ဒရာ၊ ကောင်းသော။ ဒိဋ္ဌိ၊ တည်း။ သမ္မာဒိဋ္ဌိ၊ ကောင်းသော ဒိဋ္ဌိ။ ဣတိ ဣမိနာပိ နယေန၊ ဤနည်းအား ဖြင့်လည်း။ တေသံ၊ ထို သမ္မာဒိဋ္ဌိ အစရှိသောပုဒ်တို့၏။ ဝစနတ္ထော၊ ကို။ ဝေဒိ- တဗ္ဗော။ [ပသတ္တဖြစ်ခြင်း၏ အကြောင်းမှာ ပြခဲ့သော အဝိပရိတ နိယျာနိက ပင်တည်း။] ပန၊ ပစ္စက္ခသံဝဏ္ဏနာမုတပါးအတိဒေသသံဝဏ္ဏနာကား။ လက္ခဏာ- ဒိနိ၊ တို့ကို။ ဟေဋ္ဌာ၊ ၌။ ဝုတ္တာနေဝ၊ သည်သာ။ [ဝိတက် စသည်တို့၌ ဆိုခဲ့ပြီ- ဟူလို။]



ဗလရာသိအဖွင့်

[မဂ္ဂင်္ဂရာသိကို ဖွင့်ပြပြီး၍ ဗလရာသိကို ဖွင့်ပြလိုသောကြောင့် “သဒ္ဓါဗလာဒီသုပိ” စသည် မိန့်။]

သဒ္ဓါဗလာဒီသုပိ၊ သဒ္ဓါဗလံ-အစရှိသော ပုဒ်တို့၌လည်း။ သဒ္ဓါဒီနိ၊ သဒ္ဓါ အစရှိသော ပုဒ်တို့သည်။ ဝုတ္တတ္တာနေဝ၊ ဆိုအပ်ပြီးသော အနက်ရှိကုန်သည်သာ။ [သဒ္ဓါဒီနိ စသည်၌ ဆိုခဲ့ပြီ-ဟူလို။] ပန၊ အတိဒေသ သံဝဏ္ဏနာမ္ပတပါး ပစ္စက္ခသံဝဏ္ဏနာကား။ အကမ္ပိယဋ္ဌေန၊ တုန်လှုပ်ခြင်း မရှိသည်၏ အဖြစ်ဟူသော အနက်ကြောင့်။ ဗလံ၊ ဗလမည်၏။ ဣတိ။ ဝေဒိတဗျံ၊ ၎င်း။ ဝေဒိ၊ ဤသို့လျှင်။ ဧတေသု၊ ဤ ဗိုလ် ၇-ပါးတို့တွင်။ အဿဒ္ဓိယေ၊ သဒ္ဓါ(ရှိသူ၏) ဖြစ်ကြောင်း အကုသိုလ် စိတ္တပျာဒ်ကြောင့်။ ဝါ၊ မိစ္ဆာဓိမောက္ခကြောင့်။ န ကမ္ပတိ၊ မတုန်လှုပ်တတ်။ ဣတိ၊ ကြောင့်။ သဒ္ဓါဗလံ၊ သဒ္ဓါဗလ မည်၏။ ကောသဇ္ဇေ၊ ပျင်းရိသူ၏ဖြစ်ကြောင်းအကုသိုလ် စိတ္တပျာဒ်ကြောင့်။ န ကမ္ပတိ။ ဣတိ။ ဝိရိယဗလံ၊ မည်၏။ မုဋ္ဌဿစ္စေ၊ ပျောက်ကင်းသော သတိရှိသူ၏ဖြစ်ကြောင်း အကုသိုလ်စိတ္တပျာဒ်ကြောင့်။ န ကမ္ပတိ၊ ဣတိ။ သတိဗလံ၊ မည်၏။ ဥဒ္ဓစ္စေ၊ ဥဒ္ဓစ္စကြောင့်။ န ကမ္ပတိ၊ ဣတိ။ သမာဓိဗလံ၊ မည်၏။ အဝိဇ္ဇာယ၊ အဝိဇ္ဇာကြောင့်။ န ကမ္ပတိ၊ ဣတိ။ ပညာဗလံ၊ မည်၏။ အဟိရိကေ၊ အဟိရိကကြောင့်။ န ကမ္ပတိ၊ ဣတိ။ ဟိရိဗလံ၊ မည်၏။ အနောတ္တပေ၊ ကြောင့်။ န ကမ္ပတိ၊ ဣတိ။ ဩတ္တပုဗလံ၊ မည်၏။ ဣတိ၊ ဤသို့။ အယံ၊ ဤ အနက်ဖွင့်သည်။ ဥဘယပဒဝသေန၊ သဒ္ဓါပုဒ် ဗလပုဒ် အစရှိသော နှစ်ပုဒ်တို့၏ အစွမ်းဖြင့်။ အတ္ထဝဏ္ဏနာ၊ အနက်အဖွင့်သည်။ ဟောတိ၊ ၎င်း။ တတ္ထ၊ ထို ဗိုလ် ၇-ပါးတို့တွင်။ ပုရိမာနိ၊ ရှေး၌ဖြစ်ကုန်သော။ ပဉ္စ၊ ၅-ပါးသော ဗိုလ်တို့ကို။ ဟေဋ္ဌာ၊ ၌။ လက္ခဏာဒီဟိ၊ တို့ဖြင့်။ ပကာသိတာနေဝ၊ ကင်ရှား ပြုအပ်ကုန်ပြီးသည်သာ။ [ဤ ပုဒ်တို့၏ အဓိပ္ပာယ်ကို သဂြိုဟ်ဘာသာဋီကာ သမုစ္စည်းပိုင်း ဗလအဖွင့်၌ ပြထားပြီ။]

ပစ္ဆိမဒ္ဓယေ၊ နောက်ဖြစ်သော ဟိရိ ဩတ္တပု-ဗိုလ် နှစ်ပါးအပေါင်း၌။ (ဝစနတ္ထလက္ခဏာဒီနိ၊ တို့ကို။ ဧဝံ ဝေဒိတဗျာနိ။ ယာ ဓမ္မဇာတိ။) ကာယဒုစ္စရိတာဒီဟိ၊ ကာယဒုစ္စရိက် အစရှိသည်တို့ကို။ ဝါ၊ တို့ကြောင့်။ [နောက်၌ အဋ္ဌကထာဝယ် “ဥပယောဂတ္ထေ ကရဏဝစနံ” ဟု လည်းကောင်း၊ ဋီကာဝယ် “ဟေတုအတ္ထေ ကရဏဝစနံ” ဟု လည်းကောင်း ဖွင့်လတ္တံ့။] ဟိရိယတိ၊ ရှက်တတ်၏။ ဣတိ၊ ထိုသို့ ကာယဒုစ္စရိက်စသည်တို့ကို ရှက်တတ်သည်၏အဖြစ်ကြောင့်။ (သာ ဓမ္မဇာတိ။) ဟိရိ၊ မည်၏။ ဧတံ၊ ဤ ဟိရိ ဟူသောအမည်

သည်။ လဇ္ဇာယ၊ ကာယဒုစရိုက် စသည်တို့ကို ရှက်ခြင်း သဘောတရား၏။ အဓိဝစနံ၊ တည်း။ (ယံ ဓမ္မဇာတံ။) တေဟိ ဝေ၊ ထို ကာယဒုစရိုက် စသည် တို့ကြောင့်ပင်။ (ဤ၌ကား ဟိဇာနက်သာ ဖွင့်လတ္တံ့။)]ဩတ္တပ္ပတိ၊ ထိတ်လန့် တတ်၏။ ဣတိ၊ ထိုသို့ ကာယဒုစရိုက် စသည်တို့ကြောင့် ထိတ်လန့်တတ်သည် ၏ အဖြစ်ကြောင့်။ (တံ ဓမ္မဇာတံ။) ဩတ္တပ္ပံ၊ မည်၏။ ဧတံ၊ ဤ ဩတ္တပ္ပ ဟူသော အမည်သည်။ ပါပတော၊ မကောင်းသော ဒုစရိုက်ကြောင့်။ ဥဗ္ဗေဂဿ၊ ထိတ်လန့်ခြင်း သဘောတရား၏။ အဓိဝစနံ၊ တည်း။ တေသံ၊ ထို ဟိရိ ဩတ္တပ္ပ နှစ်ပါးတို့၏။ နာနာကရဏဒီပနတ္ထံ၊ အသီးအခြားပြုကြောင်း အထူးကို ပြခြင်း အကျိုးငှာ။ လဇ္ဇာဘယလက္ခဏေန၊ လဇ္ဇာ ဘယလက္ခဏာနှင့်။ (သဒ္ဓိံ။) သမုဋ္ဌာနံ စ၊ သမုဋ္ဌာန်လည်းကောင်း။ အဓိပတိံ စ၊ လည်းကောင်း။ ဣတိ၊ သို့။ ဣမံ မာတိကံ၊ ကို။ ဌပေတွာ၊ ထား၍။ အယံ ဝိတ္ထာရကထာ၊ ဤ အကျယ်ဖြစ် သော စကားကို။ ဝုတ္တာ၊ ရှေးအဋ္ဌကထာတို့၌ ဆိုအပ်ပြီ။ (ကိံ။)

ဟိရိ နာမ၊ ဟိရိမည်သည်။ အဇ္ဈတ္တသမုဋ္ဌာနာ၊ မိမိ ခန္ဓာကိုယ် ဟူသော နိယကဇ္ဈတ္တလျှင် ဖြစ်ကြောင်းရှိ၏။ [နိယကဇ္ဈတ္တံ + ဇာတိအာဒိသမုဋ္ဌာနံ ဧတိ- သာတိ အဇ္ဈတ္တသမုဋ္ဌာနာ။ -ဋီကာ။] ဩတ္တပ္ပံ နာမ၊ မည်သည်။ ပဟိဒ္ဓာ သမုဋ္ဌာ- နံ၊ ပဟိဒ္ဓဟူသော ဖြစ်ကြောင်းရှိ၏။ ဟိရိ နာမ၊ မည်သည်။ အတ္တာဓိပတိံ၊ မိမိ ဟူသော အကြီးအကဲရှိ၏။ ဩတ္တပ္ပံ နာမ၊ မည်သည်။ လောကာဓိပတိံ၊ လောက ဟူသော အကြီးအကဲရှိ၏။ ဟိရိ နာမ၊ မည်သည်။ လဇ္ဇာသဘာဝသဏ္ဍိတာ၊ ရှက်ခြင်းသဘောအားဖြင့် ကောင်းစွာတည်၏။ ဩတ္တပ္ပံ နာမ၊ မည်သည်။ ဘယ သဘာဝသဏ္ဍိတံ၊ ကြောက်ခြင်းသဘောအားဖြင့် ကောင်းစွာတည်၏။ ဟိရိ နာမ၊ မည်သည်။ သပ္ပတိဿဝလက္ခဏာ၊ ရှေးရှု နားထောင်ခြင်းနှင့် တကွ ဖြစ်သော ဂါရဝတရားလျှင် မှတ်ကြောင်းလက္ခဏာရှိ၏။ [သဟ + ပတိဿဝေန သပ္ပတိဿဝံ၊ ပတိဿဝ ဘူတံ တံသဘာဝဉ္စ ယံကိဉ္စ ဂါရဝန္တိ အတ္ထော။ -ဋီကာ။] ဩတ္တပ္ပံ နာမ၊ မည်သည်။ ဝဇ္ဇဘိရုကဘယဒဿာဝိ လက္ခဏံ၊ အပြစ်ကို ကြောက် တတ်သူ၏အဖြစ်၊ အပြစ်ကို ဘေးဟု ရှုလေ့ရှိသူ၏ အဖြစ်ဟူသော လက္ခဏာရှိ၏။

၁။ ဝဇ္ဇဘိရုကဘယဒဿာဝိ။ ။ဘာယတိ၊ ကြောက်တတ်၏။ ဣတိ ဘိရုကော။ [ဘိဓာတ်-ရူပစွည်း၊ သုတ္တံ၌ က-ပစွည်းသက်။ တနည်း-ဘိဓာတ်-ဣကပစွည်း၊ ရိ- လာ။] ဝဇ္ဇံ + ဘိရုကော ဝဇ္ဇဘိရုကော၊ ဘယတော + ပဿတိတိ ဘယဒဿာဝိ။ [ဒိသ- ဓာတ်-အာဝိပစွည်း။] ဝဇ္ဇဘိရုကော စ + သော + ဘယဒဿာဝိစာတိ ဝဇ္ဇဘိရုကဘယ ဒဿာဝိ။ [ဝဇ္ဇံ ဘာယတိ၊ တဉ္စ ဘယတော ပဿတိဘိ ဝဇ္ဇဘိရုကဘယဒဿာဝိ။ -ဋီကာ။ ဤဋီကာ၌ တဿိလအနက် မဖွင့်။]

တတ္ထ၊ ဤ ဟိရိ ဩတ္တပ္ပ ၂-ပါးတို့တွင်။ အဇ္ဈတ္တသမုဋ္ဌာနံ၊ မိမိခန္ဓာ ကိုယ် ဟူသော နိယကဇ္ဈတ္တလျှင် ဖြစ်ကြောင်းရှိသော။ ဟိရိ၊ ကို။ စတုဟိ၊ ကုန်သော။ ကာရဏေဟိ၊ အကြောင်းတို့ကြောင့်။ သမုဋ္ဌာပေတိ၊ ဖြစ်စေ၏။ [လေးပါးသရုပ်ကို ဇာတိံ ပစ္စဝေက္ခိတွာ-စသည်ဖြင့် ပြသည်။ ဇာတိံ၊ အမျိုး ဇာတ်ကို။ ပစ္စဝေက္ခိတွာ၊ ဆင်ခြင်၍လည်းကောင်း။ ဝယံ၊ အရွယ်ကို။ ပစ္စဝေက္ခိ- တွာ၊ ၍လည်းကောင်း။ သူရဘာဝံ၊ ရဲရင့်သူ၏အဖြစ်ကို။ ပစ္စဝေက္ခိတွာ၊ ၍လည်းကောင်း။ ဗာဟုဿစုံ၊ များသောသုတရုံသူ၏အဖြစ်ကို။ ပစ္စဝေက္ခိ- တွာ၊ ၍လည်းကောင်း။ (သမုဋ္ဌာပေတိ။) ကထံ၊ အဘယ်သို့ ဖြစ်စေသနည်း။ ဧတံ ပါပကရဏံ နာမ၊ ဤ(ငါးဖမ်းခြင်းအစရှိသော)မကောင်းမှုကို ပြုခြင်း မည်သည်။ ဇာတိသမ္ပန္နာနံ၊ အမျိုးဇာတ်နှင့်ပြည့်စုံသူတို့၏။ န ကမ္မံ၊ အလုပ် မဟုတ်။ ဣဒံ၊ ဤ(ငါးဖမ်းခြင်း အစရှိသော) အလုပ်သည်။ ဟိနုဇစ္စာနံ၊ ယုတ်ညံ့သောဇာတ် ရှိကုန်သော။ ကေဝဋ္ဌာဒိနံ၊ တံငါသည် အစရှိသူတို့၏။ ကမ္မံ၊ အလုပ်တည်း။ မာဒိသဿ၊ ငါ့ကဲ့သို့ ရှုအပ်သော။ ဇာတိသမ္ပန္နဿ၊ ဇာတ်နှင့်ပြည့်စုံသူအား။ ဝါ၊ ၎င်း၏။ ဣဒံ ကမ္မံ၊ ဤအလုပ်သည်။ ဝါ၊ ကို။ ကာတံ၊ ပြုခြင်းငှာ။ န ယုတ္တံ၊ မသင့်။ ဣတိ ဧဝံ၊ သို့။ တာဝ၊ ဝယ- စသည်တို့မှ ရှေးဦးစွာ။ ဇာတိံ၊ ကို။ ပစ္စဝေက္ခိတွာ၊ ဆင်ခြင်၍။ ပါဏာတိ- ပါတာဒိပါပံ၊ ပါဏာတိပါတ-အစရှိသော မကောင်းမှုကို။ အကရောန္တော၊ မပြုပဲ။ ဟိရိ၊ ဟိရိကို။ သမုဋ္ဌာပေတိ။

တထာ၊ ထိုမှတစ်ပါး။ (ဇာတိံ ပစ္စဝေက္ခိဏာမုတပါး ဝယပစ္စဝေက္ခိဏာ ကား။) ဧတံ ပါပကရဏံ နာမ၊ မည်သည်။ ဒဟရေဟိ၊ ငယ်ရွယ်သူတို့သည်။ ကတ္တပ္ပံ၊ ပြုထိုက်သော။ ကမ္မံ၊ အလုပ်တည်း။ မာဒိသဿ၊ သော။ ဝယေ၊ ကြီးရင့်သောအရွယ်၌။ ဌိတဿ၊ တည်သူအား။ ဝါ၊ ၎င်း၏။ ဣဒံ ကမ္မံ ကာတံ န ယုတ္တံ။ ဣတိ ဧဝံ၊ သို့။ ဝယံ ပစ္စဝေက္ခိတွာ။ ပ။ သမုဋ္ဌာပေတိ။ တထာ၊ ထိုမှ တစ်ပါး။ (ဝယ ပစ္စဝေက္ခိဏာမုတပါး သူရဘာဝ ပစ္စဝေက္ခိဏာကား။) ဧတံ ပါပကရဏံ နာမ၊ မည်သည်။ [စာအုပ်များ၌ ပါပကမ္မံ နာမ ဟု ရှိ၏။ “ပါပ ကရဏံ နာမ”ဟု ရှိမှ ရှေ့နောက် ညီသည်။] ဒုဗ္ဗလဇာတိကာနံ၊ အားမရှိသူ ၎င်း၏အဖြစ်ဟူသော သဘောရှိသူတို့၏။ (အားနည်းသူတို့၏။) ကမ္မံ၊ အလုပ်တည်း။ သူရဘာဝါနံ၊ ရဲရင့်သူ၏အဖြစ် ရှိသူတို့၏။ ဝါ၊ သူရဲဘောကောင်းတို့၏။ န (ကမ္မံ)၊ အလုပ်မဟုတ်။ မာဒိသဿ၊ သော။ သူရဘာဝသမ္ပန္နဿ၊ ရဲရင့်သူ၏ အဖြစ်ဟူသော သတ္တိနှင့်ပြည့်စုံသူ၏။ (သူရဲဘောကောင်းသူ၏။) ဣဒံ ကမ္မံ ကာတံ န ယုတ္တံ။ ဣတိ ဧဝံ၊ သို့။ သူရဘာဝံ၊ ရဲရင့်သူ၏ အဖြစ်ကို။ ဝါ၊ သူရဲ ဘောကောင်းခြင်းကို။ ပစ္စဝေက္ခိတွာ။ ပ။ သမုဋ္ဌာပေတိ။

တထာ၊ ထိုမှ တပါး။ (သုရဘာဝပစ္စဝေက္ခဏာမှတပါး ဗဟုဿပစ္စဝေက္ခဏာကား။) ဧတံ ပါပကရဏံ နာမ၊ မည်သည်။ အန္ဓဗာလာနံ၊ ကန်း မိုက်သုတို့၏။ ကမ္မံ၊ တည်း။ ပုဏ္ဏိတာနံ၊ ပညာရှိ သူတော်ကောင်းတို့၏။ န (ကမ္မံ)။ မာဒိသဿ၊ သော။ ပဏ္ဏိတဿ၊ ပညာရှိဖြစ်သော။ ဗဟုဿုတဿ၊ များသော သုတရှိသူ၏။ ဣဒံ။ ပ။ န ယုတ္တံ။ ဣတိ ဧဝံ၊ သို့။ ဗဟုဿပစ္စဝေက္ခဏိတော။ ပ။ သမုဋ္ဌာပေတိ။ ဧဝံ၊ ဤသို့လျှင်။ အဇ္ဈတ္တသမုဋ္ဌာနံ၊ သော။ ဟိရိံ၊ ကို။ စတုဟိ၊ ကုန်သော။ ကာရဏေဟိ၊ တို့ကြောင့်။ သမုဋ္ဌာပေတိ၊ ၏။ စ ပန၊ ထပ်၍ဆက်ဦးအံ့။ သမုဋ္ဌာပေတော၊ ဖြစ်စေပြီး၍။ အတ္တနော၊ ၏။ စိတ္တော၊ ဌ။ ဟိရိံ၊ ကို။ ပဝေသေတော၊ သွင်း၍။ ပါပကမ္မံ၊ မကောင်းမှု ကို။ န ကရေတိ၊ မပြု။ ဧဝံ၊ ဤသို့လျှင်။ ဟိရိံ နာမ၊ မည်သည်။ အဇ္ဈတ္တ သမုဋ္ဌာနာ၊ သည်။ ဟောတိ။

ကထံ၊ အဘယ်သို့လျှင်။ သြတ္တပုံ နာမ၊ မည်သည်။ ဗဟိဒ္ဓာသမုဋ္ဌာနံ၊ ဗဟိဒ္ဓဟူသော ဖြစ်ကြောင်းရှိသည်။ (ဟောတိ၊ နည်း။) တံ၊ သည်။ ပါပကမ္မံ၊ ကို။ သစေ ကရိဿသိ၊ အကယ်၍ ပြုအံ့။ (ဧဝံ သတိ။) စတုသု၊ ကုန်သော။ ပရိသာသု၊ တို့၌။ ဂရဟပုတ္တော၊ ကဲ့ရဲ့ခြင်းသို့ ဆောက်သည်။ ဘဝိဿသိ၊ ဖြစ် လတ္တံ့။ ဟိ၊ မှန်။ [နာဂရိကော၊ မြို့ကြီးသားသည်။ အသုစိံ၊ မစင်ကို။ (ဂရဟတိ) ယထာ၊ ကဲ့ရဲ့ စက်ဆုပ်သကဲ့သို့။ (တထာ။) ဝိညု၊ ပညာရှိ တို့သည်။ တံ၊ မကောင်းမှုပြုသော သင့်ကို။ ဂရဟိဿန္တိ၊ ကဲ့ရဲ့ စက်ဆုပ်ကုန် လတ္တံ့။ ဘိက္ခု၊ အို-ရဟန်း။ သီလဝန္တေဟိ၊ သီလရှိသော ပုဂ္ဂိုလ်တို့သည်။ ဝဇ္ဇိတော၊ ရှောင်ကြဉ်အပ်သည်။ (သမာနော၊ သော်။) ကထံ၊ အဘယ်သို့။ ကရိဿသိ၊ ပြုလတ္တံ့နည်း။] ဣတိ ဧဝံ၊ သို့။ ပစ္စဝေက္ခန္ဓော၊ ဆင်ခြင်လျက်။ ဗဟိဒ္ဓာသမုဋ္ဌဟေန၊ ဗဟိဒ္ဓ-ဟူသော ဖြစ်ကြောင်းရှိသော။ သြတ္တပေနေ၊ သြတ္တပု ကြောင့်။ ပါပကမ္မံ၊ ကို။ န ကရေတိ။ ဧဝံ၊ ဤသို့လျှင်။ သြတ္တပုံ နာမ၊ မည်သည်။ ဗဟိဒ္ဓာသမုဋ္ဌာနံ၊ ရှိသည်။ ဟောတိ။ [မိမိမှတပါး အခြားပုဂ္ဂိုလ် များကို “ဗဟိဒ္ဓ” ဟု ဆိုသည်။]

ကထံ၊ အဘယ်သို့လျှင်။ ဟိရိံ နာမ၊ မည်သည်။ အတ္တာဓိပတိ၊ မိမိ ဟူသော အကြီးအကဲရှိသည်။ (ဟောတိ၊ နည်း။) ဣဓ၊ ဤ လောက၌။ ဧကဇ္ဇော၊ အချို့သော။ ကုလပုတ္တော၊ အမျိုးသားသည်။ အတ္တာနံ၊ မိမိကို။ အဓိပတိံ၊ အဓိပတိကို။ ဇေဋ္ဌကံ၊ အကြီးအကဲကို။ [အဓိပတိံကို ထပ်ဖွင့်သည်။] ကတော။ မာဒိသဿ၊ သော။ သဒ္ဓာပဗ္ဗဇိတဿ၊ သဒ္ဓာကြောင့် ရဟန်းအဖြစ် သို့မဟုတ်ခဲ့သော။ (သဒ္ဓာသက်သက်ကြောင့် ရဟန်းပြုခဲ့သော။) ဗဟုဿုတဿ၊ များသော သုတရှိသော။ ဓုတင်္ဂဓာရိဿ၊ ဓုတင်္ဂကို ဆောင်လေ့ရှိသူအား။

ဝါ၊ ၏။ ပါပကမ္မံ၊ သည်။ ဝါ၊ ကို။ ကာတံ၊ န ယုတ္တံ။ ဣတိ၊ ဤသို့
 တွေး၍။ ပါပံ၊ ကို။ န ကရောတိ။ ဧဝံ၊ ဤသို့လျှင်။ ဟိရိ နာမ၊ မည်
 သည်။ အတ္တာဓိပတိံ၊ သည်။ ဟောတိ။ တေန၊ ကြောင့်။ ဘဂဝါ အာဟ
 (ကိံ)။ သော။ ထို ပုဂ္ဂိုလ်သည်။ အတ္တာနံယေဝ၊ မိမိကိုပင်။ အဓိပတိံ၊
 အဓိပတိကို။ ဇေဋ္ဌကံ၊ အကြီးအကဲကို။ ကရိတုာ။ အကုသလံ၊ ကို။ ပဇဟတိ၊
 ပယ်စွန့်၏။ ကုသလံ၊ ကို။ ဘာဝေတိ၊ ဖြစ်စေ၏။ သာဝဇ္ဇံ၊ အပြစ်ရှိသော
 အကုသိုလ်တရားကို။ ပဇဟတိ။ အနဝဇ္ဇံ၊ အပြစ်မရှိသော ကုသိုလ်တရားကို။
 ဘာဝေတိ၊ ၏။ အတ္တာနံ၊ ကို။ သုဒ္ဓံ၊ သန့်ရှင်းစင်ကြယ်အောင်။ ပရိဟရတိ၊
 ရှက်ဆောင်၏။ ဣတိ။ (အာဟ၊ ပြီ။) - [တိကအင်္ဂုတ္တိုရ်၊ အာဓိပတေယျသုတ်။]

ကထံ၊ အဘယ်သို့လျှင်။ သြတ္တပုံ နာမ၊ မည်သည်။ လောကာဓိပတိံ၊
 လောကဟူသော အကြီးအကဲရှိသည်။ (ဟောတိ၊ နည်း။) ဣဓ ကေစွော
 ကုလပုတ္တော။ လောကံ၊ ကို။ ဝါ၊ လူအပေါင်းကို။ အဓိပတိံ ဇေဋ္ဌကံ
 ကတုာ ပါပကမ္မံ န ကရောတိ။ ယကာဟ၊ အဘယ်ကဲ့သို့ ဟောတော်မူသနည်း။
 အယံ လောကသန္ဓိဝါသော၊ သတ္တဝါအပေါင်း၏စုဝေးတည်နေရာဤသြကာသ
 လောကသည်။ မဟာ၊ ကျယ်ဝန်း၏။ မဟန္တသ္မိံ၊ ကျယ်ဝန်းသော။ လောက
 သန္ဓိဝါသော၊ သတ္တဝါအပေါင်း၏ စုဝေးတည်နေရာ သြကာသလောက၌။
 ဣဒ္ဓိမန္တော၊ တန်ခိုးရှိကုန်သော။ ဒိဗ္ဗစက္ခုကာ၊ ဒိဗ္ဗစက္ခု အဘိညာဉ် ရှိကုန်
 သော။ ပရစိတ္တဝိဒုနော၊ သူတပါးစိတ်ကို သိကုန်သော။ သမဏ ဗြာဟ္မဏာ၊
 သမဏ ဗြာဟ္မဏတို့သည်။ သန္တိ။ တေ၊ ထို သမဏ ဗြာဟ္မဏတို့သည်။ ဒုရ-
 တောပိ၊ အဝေး၌လည်း။ ပဿန္တိ၊ လှမ်း၍ မြင်ကြကုန်၏။ [ရှေးနိဿယ၌
 “ဒုရတောပိ၊ အဝေးမှလည်း”ဟု ပေး၏။ အပါဒါနိ-အပါဒါနိ မဖြစ်နိုင်။]
 အာသန္နာ၊ နီးကုန်သည်။ ဝါ၊ အနီး၌ နေကုန်သည်။ (သမာနာ) ပိ၊ ဖြစ်ပါ
 ကုန်သော်လည်း။ န ဒိဿန္တိ၊ မမြင်အပ် မမြင်နိုင်ကုန်။ စေတသာပိ၊ မိမိတို့၏
 စိတ်ဖြင့်လည်း။ စိတ္တံ၊ သူတပါးစိတ်ကို။ ပဇာနန္တိ၊ အပြားအားဖြင့် သိကုန်
 ၏။ တေပိ၊ ထို သမဏ ဗြာဟ္မဏတို့သည်လည်း။ မံ၊ ငါ့ကို။ ဧဝံ၊ သို့။
 ဇာနိဿန္တိ၊ သိကုန်လတ္တံ့။ (ကိံ။) ဘော၊ အမောင်တို့။ ဣမံ ကုလပုတ္တံ၊
 ကို။ ပဿထ၊ ကြည့်ကြကုန်။ သဒ္ဓာယ၊ ကြောင့်။ အဂါရသ္မာ၊ အိမ်မှ။
 (နိက္ခမိတုာ။) အနဂါရိယံ၊ အိမ်၏ အစီးအပွားဖြစ်သော လယ်ထွန်၊ ကုန်ရောင်း၊
 နွားကျောင်းမှမရှိရာ ရဟန်းဘောင်သို့။ ပဗ္ဗဇိတော၊ ကပ်ရောက်ပြီးသည်။
 သမာနော၊ ဖြစ်ပါလျက်။ ပါပကေဟံ၊ ကုန်သော။ အကုသလေဟံ၊ ကုန်
 သော။ ဓမ္မေဟံ၊ တို့နှင့်။ ဝေါကိဏ္ဏော၊ ရောပြွမ်းသည်။ (ဟုတုာ။) ဝိဟရတိ၊
 နေ၏။ ဣတိ၊ သို့။ (ဇာနိဿန္တိ။)

ဣဒ္ဓိမန္တိယော၊ တန်ခိုးရှိကုန်သော။ ဒိဗ္ဗစက္ခုကာ၊ နတ်၌ဖြစ်သော ပသာဒ-
 စက္ခု ရှိကုန်သော။ ပရစိတ္တ ဝိဒုနိယော၊ သူတပါးစိတ်ကို သိကုန်သော။
 ဒေဝတာ၊ နတ်တို့သည်။ သန္တိ။ ဟာ၊ ထိုနတ်တို့သည်။ ဒုရတောပိ ပဿန္တိ။ပ။
 ဓမ္မဟိ၊ တို့နှင့်။ ဝေ၊ ကိဏ္ဍော ဟုတော ဝိဟရတိ၊ ဣတိ (ဇာနိာသန္တိ)။ သော၊
 ထို ပုဂ္ဂိုလ်သည်။ လောကံယေဝ၊ ကိုပင်။ အဓိပတိံ ဇေဋ္ဌကံ ကတော။ပ။
 ပရိဟရတိ၊ ဣတိ (အာဟ)။-[အာဓိပတေယျသုတ်။]ဝေ၊ လျှင်။ သြတ္တပုံ နာမ၊
 မည်သည်။ လောကာဓိပတိံ၊ လောကဟူသော အကြီးအကဲရှိသည်။ ဟောတိ။

[သမုဋ္ဌာနံ၊ အဓိပတိံ လဇ္ဇော၊ ဘယလက္ခဏေန-ဟူသော မာတိကာပုဒ်တို့
 တွင် အဓိပတိ၏အကျယ်ကို ပြုပြီး၍၊ လဇ္ဇောဘယ၏ အကျယ်ကို ပြလို သော
 ကြောင့် “လဇ္ဇောသဘာဝသဏ္ဍိတာ ဟိရီ” စသည်မိန့်။]

ပန၊ ကား။ လဇ္ဇော။ပ။သြတ္တပုဒ် ဧတ္ထ၊ ဟူသော ဤပါဌ်၌။ လဇ္ဇောတိ၊
 ကား။ လဇ္ဇနာကာရော၊ ရှက်ခြင်းဟူသော အခြင်းအရာတည်း။ ဟိရီ၊ သည်။
 တေန သဘာဝေန၊ ထိုရှက်ခြင်းသဘောအားဖြင့်။ သဏ္ဍိတာ၊ ကောင်းစွာတည်
 ၏။ ဘယန္တိ၊ ကား။ အပါယဘယံ၊ အပါယ်မှ ကြောက်ခြင်းတည်း။ သြတ္တပုံ၊
 သည်။ တေန သဘာဝေန၊ ထို ကြောက်ခြင်း သဘောအားဖြင့်။ သဏ္ဍိတံ။
 တဒုဘယမ္ပိ၊ ထို ဟိရီ သြတ္တပု ၂-ပါးစုံသည်လည်း။ ပါပပရိဝဇ္ဇနေ၊ မကောင်း
 မှုမှ ရှောင်ကြဉ်ရာအခါ၌။ ပါကဋ္ဌံ၊ သည်။ ဟောတိ။

ဟိ၊ ချဲ့။ ဧကစ္စော၊ အချို့ပုဂ္ဂိုလ်သည်။ (ပါပကမ္မံ န ကရေတိ-၌ စပ်။)
 ယထာ နာမ၊ ဥပမာမည်သည်ကား။ ဧကော၊ သော။ ကုလပုတ္တော၊ သည်။
 ဥစ္စာရပဿာဝါဒီနိ၊ ကျင်ကြီး ကျင်ငယ် အစရှိသည်တို့ကို။ ကရေန္တော၊
 ပြုနေစဉ်။ လဇ္ဇိတဗ္ဗယုတ္တကံ၊ ရှက်ခြင်း၌ သင့်လျော်သော။ (ရှက်ခြင်းငှာ
 သင့်လျော်သော၊ ရှက်လောက်သော။) ဧကံ၊ တယောက်ကို။ ဒိသ္မာ၊ မြင်၍။
 (သယံ၊ ကိုယ်တိုင်။) လဇ္ဇနာကာရပုတ္တော၊ ရှက်ခြင်းဟူသော အခြင်းအရာ၌။
 ရောက်သည်။ (ရှက်သူ၏အမှုအရာရှိသည်။) ဘဝေယျ ယထာ၊ ဖြစ်ရာသကဲ့သို့။
 ဟိဋ္ဌိတော၊ ရှုတ်ချအပ်သည်။ (လူမြင်ကွင်း၌ ပြုရမလားဟု အရှုတ်ချခံရသည်။
 ဘဝေယျ ယထာ၊ ကဲ့သို့။) ဝေမေဝ။ အဇ္ဈတ္တံ၊ နိယကဇ္ဈတ္တံ။ (မိမိသန္တာန်၌။)
 လဇ္ဇိမမ္ပံ၊ လဇ္ဇိပုဂ္ဂိုလ်၏ သဘောသို့။ (ရှက်ခြင်းသဘောသို့။) သြက္ကမိတော၊
 သက်ရောက်၍။ ပါပကမ္မံ၊ ကို။ န ကရေတိ။ ဧကစ္စော၊ သည်။ အပါယဘယ-
 ဘိတော၊ အပါယ်မှကြောက်သည်။ ဟုတော ပါပကမ္မံ န ကရေတိ။

တတြ၊ ထိုသို့ မပြုရာ၌။ ဣဒံ၊ ဤ ဆိုအပ်လတ္တံ ကား။ သြပမ္ပံ၊ ဥပမာ
 တည်း။ [“ဥပမာယေဝ သြပမ္ပံ”ဟု ပြု။] ဟိ၊ ချဲ့။ ဒီသု၊ နှစ်လုံးကုန်
 သော။ အယောဂုဋ္ဌေသု၊ သံလုံးတို့တွင်။ ဧကော၊ ဟလုံးသည်။ သိတလော၊

အေးသည်။ ဂူထမက္ခိတော၊ မစင်သည် လူးအပ်သည်။ ဘဝေယျ၊ ဖြစ်ရာ၏။
 ကော၊ တလုံးသည်။ ဥဏှော၊ ပူသည်။ အာဒိတ္တော၊ အလုံ့ တပြောင်
 ပြောင် တောက်လောင်သည်။ ဘဝေယျ၊ ၎င်း။ တတ္ထ၊ ထို သံလုံး နှစ်လုံး
 တို့တွင်။ ပဏှိတော၊ ပညာရှိသည်။ (ဉာဏ်အမြော်အမြင် ရှိသူသည်။) သီတလံ၊
 အေးသော သံလုံးကို။ ဂူထမက္ခိတတ္တာ၊ မစင်လူးအပ်သည်၏ အဖြစ်ကြောင့်။
 ဇိဂူစ္ဆန္တော၊ စက်ဆုပ်သည်။ (ဟုတွာ။) န ဂဏှာတိ ယထာ၊ မကိုင်သကဲ့သို့
 လည်းကောင်း။ ဣတရံ၊ အေးသောသံလုံးမှ တပါးသော ပူသောသံလုံးကို။
 ဒါဟာဘယေန၊ ပူလောင်ခြင်းမှ ကြောက်ခြင်းကြောင့်။ န ဂဏှာတိ ယထာ၊
 ကဲ့သို့လည်းကောင်းတည်း။ တတ္ထ၊ ထို ဥပမာစကားရပ်၌။ သီတလယ၊ အေး
 သောသံလုံးကို။ ဂူထမက္ခန္တဇိဂူစ္ဆာယ၊ မစင်လူးခြင်းမှ စက်ဆုပ်ခြင်းကြောင့်။
 အဂဏှနံ ဝိယ၊ မကိုင်ခြင်းကိုကဲ့သို့။ အဇ္ဈတ္တံ၊ ၌။ လဇ္ဇိဓမ္မံ၊ သို့။ ဩက္ကမိ-
 တွာ၊ ၍။ ပါပဿ၊ ကို။ အကရဏံ၊ မပြုခြင်းကို။ (ဝေဒိတဗ္ဗံ။) ဥဏှဿ၊
 ပူသောသံလုံးကို။ ဒါဟာဘယေန၊ ကြောင့်။ အဂဏှနံ ဝိယ၊ ကဲ့သို့။ အပါယ
 ဘယေန၊ အပါယ်မှ ကြောက်ခြင်းကြောင့်။ ပါပဿ အကရဏံ ဝေဒိတဗ္ဗံ။

[လဇ္ဇာဘယ၏ အကျယ်ကို ပြုပြီး၍ လက္ခဏာ၏အကျယ်ကို ပြလိုသော
 ကြောင့် “သပ္ပတိဿဝလက္ခဏာ ဟိရီ”စသည် မိန့်။]

သပ္ပတိဿဝ။ပ။ဩတ္တပ္ပန္နိ၊ ဟူသော။ ဣဒံပိ ဒွယံ၊ ဤ လက္ခဏာ ၂-ပါး
 အပေါင်းသည်လည်း။ ပါပပရိဝဇ္ဇနေ ဝေ၊ မကောင်းမှုမှ ရှောင်ကြဉ်ခြင်း
 ၌ပင်။ပါကဋ္ဌံ ဟောတိ။[ရှေ့၌ “ပါပပရိဝဇ္ဇနေ” ဟု ရှိခဲ့ပြီးဖြစ်၍ “ပါပပရိဝဇ္ဇနေ
 ဝေ”ဟု ဝေ-ထည့်သည်။] ဟိ၊ ချဲ့။ ဧကစ္စော၊ သည်။ (ပါပံ န ကရောတိ-၌
 စပ်။)ဇာတိ မဟတ္တ ပစ္စဝေက္ခဏာ၊ အမျိုးဇာတ်၏ မြင့်မြတ်သည်၏ အဖြစ်ကို
 ဆင်ခြင်ခြင်းလည်းကောင်း။ သတ္တုမဟတ္တ ပစ္စဝေက္ခဏာ၊ ဆရာဖြစ်သော
 မြတ်စွာဘုရား၏မြင့်မြတ်သည်၏အဖြစ်ကို ဆင်ခြင်ခြင်းလည်းကောင်း။ဒါယဇ္ဇ-
 မဟတ္တ ပစ္စဝေက္ခဏာ၊အမွေဖြစ်သော ကိုးပါးသော လောကုတ္တရာတရား စသည်
 ၏ မြင့်မြတ်သည်၏အဖြစ်ကို ဆင်ခြင်ခြင်း လည်းကောင်း။ သဗြဟ္မစာရိမဟတ္တ-
 ပစ္စဝေက္ခဏာ၊ သီတင်းသုံးဖော်တို့၏ မြင့်မြတ်ကုန်သည်၏အဖြစ်ကို ဆင်ခြင်ခြင်း
 လည်းကောင်း။ ဣတိ၊ သို့။ စတူဟိ၊ ကုန်သော။ ကာရဏေဟိ၊ တို့ကြောင့်။
 သပ္ပတိဿဝ လက္ခဏံ၊ ရှေးရှု နားထောင်ခြင်းနှင့် တကွဖြစ်သော ဂါရဝ
 တရားဟူသော လက္ခဏာရှိသော။ ဟိရီ၊ ကို။ သမုဋ္ဌာပေတွာ ပါပံ န
 ကရောတိ။

ဧကစ္စော၊ သည်။ အတ္တာနုဝါဒဘယံ၊ မိမိကိုယ်ကို မိမိ စွပ်စွဲခြင်းဟူသော
 ဘေးလည်းကောင်း။ ပရာနုဝါဒဘယံ၊ သူတပါးတို့၏ စွပ်စွဲခြင်းဟူသော

ဘေးလည်းကောင်း။ ဒဏ္ဍာဘယံ၊ ဒဏ်ခံရခြင်းဟူသော ဘေးလည်းကောင်း။ ဒုဂ္ဂတိဘယံ၊ ဒုဂ္ဂတိဘေးလည်းကောင်း။ ဣတိ၊ သို့။ စတုဟိ ကာရဏေဟိ၊ တို့ကြောင့်။ ဝဇ္ဇပလက္ခဏံ၊ အပြစ်ကို ကြောက်တတ်သူ၏ အပြစ်၊ အပြစ်ကို ဘေးဟု ရှုလေ့ရှိသူ၏အပြစ် ဟူသော လက္ခဏာရှိသော။ သြတ္တပုံ၊ ကို။ သမုဋ္ဌာ-ပေတွာ ပါပံ န ကရောတိ။ တတ္ထ၊ ထို ဟိရိ သြတ္တပု အရာ၌။ ဇာတိမဟတ္တ ပစ္စဝေက္ခဏာဒီနိ စေဝ၊ တို့ကိုလည်းကောင်း။ အတ္တာနုဝါဒ ဘယာဒီနိ စ၊ တို့ကိုလည်းကောင်း။ ဝိတ္တာရေတွာ၊ အကျယ်ချဲ့၍။ ကထေတဗ္ဗာနိ၊ ပြော ဟောထိုက်ကုန်၏။ (ဣတိ၊ သို့။ ဝတ္တာ၊ ရှေးအဋ္ဌကထာတို့၌ ဆိုအပ်ပြီ။) [ဇာတိမဟတ္တ ပစ္စဝေက္ခဏာ - စသည်တို့၏ အကျယ်ကို ကော်တွဲရဋ္ဌကထာ၊ အပရအတ္တရာသဿံတဝဂ်၌ လည်းကောင်း၊ အတ္တာနုဝါဒဘယ - စသည်တို့၏ အကျယ်ကို စတုက္ကအင်္ဂုတ္တိရံ၊ ဘယဝဂ်၊ အတ္တာနုဝါဒ-သုတ်၌လည်းကောင်း ရှုပါ။]

မူလရာသိအဖွဲ့

[ဗလရာသိကို ဖွင့်ပြပြီး၍ မူလရာသိကို ဖွင့်ပြလိုသောကြောင့် “န လုဗ္ဗန္တိ တေန” စသည်မိန့်။]

တေန၊ ဤ သဘောတရားဖြင့်။ (သမ္ပယုတ္တမဗ္ဗာ၊ တို့သည်။) န လုဗ္ဗန္တိ၊ မတပ်မက်တတ်ကုန်။ (ဣတိ၊ ထိုသို့ သမ္ပယုတ်တရားတို့၏ မတပ်မက်ကြောင်း၏ အဖြစ်ကြောင့်။ သော သဘာဝေါ၊ အလောဘော၊ မည်၏။) ဝါ၊ တနည်း။ (ယော သဘာဝေါ။) သယံ၊ ကိုယ်တိုင်။ န လုဗ္ဗတိ၊ မတပ်မက်တတ်။ (ဣတိ၊ ထိုသို့ မတပ်မက်တတ်သည်၏ အဖြစ်ကြောင့်။ သော သဘာဝေါ၊ အလောဘော၊ မည်၏။) ဝါ၊ တနည်း။ တံ၊ ထို သဘောတရားသည်။ အလုဗ္ဗနမတ္ထမေဝ၊ မတပ်မက်ခြင်းမျှသာတည်း။ ဣတိ၊ ကြောင့်။ အလောဘော၊ မည်၏။ အဒေါသာမောဟေသုပိ၊ အဒေါသ အမောဟတို့၌လည်း။ ဧဝေဝနယော။

တေသု၊ ထို အလောဘ အဒေါသ အမောဟတို့တွင်။ အလောဘော၊ သည်။ အာရမ္မဏေ၊ ၌။ စိတ္တဿ၊ ၏။ အဂေလက္ခဏော၊ မမက်မောခြင်း လက္ခဏာရှိ၏။ ဝါ၊ တနည်း။ ကမလတလေ၊ ကြာဖက် အပြင်၌။ ဇလဗိန္ဒု၊ ရေပေါက်သည်။ (နလဂ္ဂတိ) ဝိယ၊ မငြိကပ်သကဲ့သို့။ (တထာ။ အာရမ္မဏေ ၌။ စိတ္တဿ၊ ၏။) အလဂ္ဂဘာဝလက္ခဏော၊ မငြိကပ်သည် အဖြစ်ဟူသော လက္ခဏာရှိ၏။ မုတ္တဘိက္ခု၊ မငြိမကပ် လွတ်လပ်သော ရဟန္တာရဟန်းသည်။

(န ပရိဂ္ဂဏှာတိ) ဝိယ၊ တစုံတခုကိုမျှ မသိမ်းပိုက်သကဲ့သို့။ (တထာ။) အပရိဂ္ဂဟဏရသော၊ မသိမ်းပိုက်ခြင်း ကိစ္စရှိ၏။ အသုစိမ္ပိ၊ မစင်၍။ ပဘိဘ ပုရိသော ဝိယ၊ ကျသော ယောက်ျားသည်ကဲ့သို့။ အနုလ္လိနဘာဝပစ္စုပဋ္ဌာနော^၁၊ မငြိမကပ်ခြင်းဟူသော အလိုရှိသောတရား ဟု ယောဂီတို့ဉာဏ်အား ရှေးရှု ထင်လာ၏။

အဒေါသော၊ သည်။ အစဏ္ဍိက္ကလက္ခဏော၊ ကြမ်းတမ်းခြင်းမရှိသူ၏ အဖြစ်ဟူသော လက္ခဏာရှိ၏။ [စဏ္ဍော + ယဿ အတ္ထိတိ စဏ္ဍိကော၊ စဏ္ဍိကဿ ဘာဝေ၊ စဏ္ဍိက္ကံ။] ဝါ၊ တနည်း။ အနုကုလမိတ္တော၊ အရာရာ၌ လိုက်လျော သော မိတ်ဆွေသည်။ (န ဝိရုဇ္ဈတိ) ဝိယ၊ မဆန့်ကျင်သကဲ့သို့။ (တထာ။) အဝိရောဓလက္ခဏော၊ မဆန့်ကျင်ခြင်း လက္ခဏာရှိ၏။ အာဃာတဝိနယရသော၊ အာဃာတကို ပယ်ဖျောက်ခြင်း ကိစ္စရှိ၏။ ဝါ၊ ရန်ငြိုးကို ပယ်ဖျောက်ခြင်း ကိစ္စရှိ၏။ ဝါ၊ တနည်း။ စန္ဒနံ၊ စန္ဒကူးသည်။ (ပရိဋ္ဌာဟံ၊ ပူလောင်ခြင်းကို။ ဝိနေတိ) ဝိယ၊ ပယ်ဖျောက်သကဲ့သို့။ (တထာ။) ပရိဋ္ဌာဟဝိနယရသော၊ ဒေါသအပူကို ပယ်ဖျောက်ခြင်းကိစ္စရှိ၏။ ပုဏ္ဏစန္ဒော၊ ပြည့်သော လသည်။ (သီတလော) ဝိယ၊ အေးမြသကဲ့သို့။ (တထာ။) သောမ္မဘာဝပစ္စုပဋ္ဌာနော၊ အေးမြသည်၏ အဖြစ်ဖြင့် ယောဂီတို့။ ပ။ ထင်လာ၏။ အမောဟော၊ ကို။ လက္ခဏာဒီဟံ၊ တို့ဖြင့်။ ဟေဋ္ဌာ၊ ၌။ ပညိန္ဒြိယပဒေ၊ ပညိန္ဒြိယပုဒ်၌။ ဝိဘာ-ဝိတော ဝေ၊ ထင်စွာပြုအပ်ပြီးသည်သာ။

ပန၊ ဆက်။ တီသု၊ ကုန်သော။ ဣမေသု၊ ဤ အလောဘ အဒေါသ အမောဟတို့တွင်။ အလောဘော၊ သည်။ မစ္ဆေရမလဿ၊ မစ္ဆေရ အညစ် အကြေး၏။ (မပေးရက်လို့ ဝန်တို့ခြင်းဟူသော အညစ်အကြေး၏။) ပဋိပက္ခော၊ ဆန့်ကျင်ဘက်တည်း။ [မစ္ဆေရကိုပယ်တတ်သော ပဟာယကပဋိပက္ခ ဖြစ်သည် ဟူလို။] အဒေါသော၊ သည်။ ဒုဿီလျမလဿ^၂၊ ဒုဿီလျ အညစ်အကြေး၏။

၁။ အနုလ္လိနဘာဝပစ္စုပဋ္ဌာနော။ ။ဘာဝသဒ္ဓါသည် အဘိဓာန်လာ အနက် တို့တွင် အလို-ဟူသော အနက်ဟောတည်း။ ဆိုလိုရင်းကား-မစင်ထဲ၌ကျနေသော ယောက်ျားသည် မစင်တွေ ငြိကပ်၍နေသော်လည်း စိတ်အားဖြင့် မငြိကပ်ခြင်းကိုသာ အလိုရှိသကဲ့သို့၊ အလောဘ၏သဘောလည်း လောဘနေယျအာရုံတို့နှင့် နှောယွက် နေရသော်လည်း သဘောအားဖြင့် ထိုအာရုံတို့၌ မငြိမကပ်လိုသော သဘောရှိသည်- ဟူလို။

၂။ ဒုဿီလျမလဿ။ ။များစွာသော သီလပျက်မှုသည် ဒေါသအရင်းခံလျက် ရှိ တတ်၏။ လောဘ ပြဋ္ဌာန်းသော အဒိန္နာဒါနဒုဿီလျသော်မှဥစ္စာရှင်ကိုမုန်းသောဒေါသ အရင်းခံလျက် ရှိတတ်သေး၏။ ထို့ကြောင့် “အဒေါသော ။ပ။ ဣဒံ၊ ကိ။ ဒေါသသမ္ပ-

(ပဋိပက္ခော။) အမောဟော၊ သည်။ ကုသလေသု၊ ကုန်သော။ ဓမ္မေသု၊ တို့၌။ အဘာဝနာယ၊ မဖြစ်စေကြောင်း၊ မတိုးပွားစေကြောင်း၊ မောဟ၏။ ဝါ၊ ဘာဝနာ၏ ဆန့်ကျင်ဘက် နိဝရဏ၏။ ပဋိပက္ခော။ စ၊ သည်သာ မကသေး။ ဧတ္ထ၊ ဤ အလောဘ အဒေါသ အမောဟတို့တွင်။ အလောဘော၊ သည်။ ဒါနဟေတု၊ ဒါန၏အကြောင်းသည်။ (ဟောတိ။) အဒေါသော၊ သည်။ သီလဟေတု(ဟောတိ)။ အမောဟော၊ သည်။ ဘာဝနာဟေတု (ဟောတိ။)

စ၊ သည်သာ မကသေး။ တေသု၊ ထို အလောဘ အဒေါသ အမောဟ တို့တွင်။ အလောဘောန၊ ကြောင့်။ အဓိကံ၊ ပိုလွန်သော ဂုဏ်ကို။ န ဂဏှာတိ၊ မယူ။ (ကသ္မာ၊ ကြောင့်။ အလောဘောန အဓိကံ န ဂဏှာတိ။ ဣတိ၊ သို့။ ဝိညာယတိ၊ နည်း။) လုဒ္ဓဿ၊ လောဘကြီးသူ၏။ အဓိကဂ္ဂဟဏတော၊ အပိုအလွန်ကို ယူတတ်သည်၏အဖြစ်ကြောင့်။ (အလောဘောန အဓိကံ န ဂဏှာတိ၊ ဣတိ ဝိညာယတိ။) အဒေါသေန၊ ကြောင့်။ ဦနံ၊ ယုတ်လျော့သောဂုဏ်ကို။ န ဂဏှာတိ။ (ကသ္မာ အဒေါသေန ဦနံ န ဂဏှာတိ၊ ဣတိ ဝိညာယတိ။) ဒုဋ္ဌဿ၊ ဒေါသကြီးသူ၏။ ဦနဂ္ဂဟဏတော၊ ယုတ်လျော့သည်ကို ယူတတ်သည်၏ အဖြစ်ကြောင့်။ (အဒေါသေန ဦနံ န ဂဏှာတိ၊ ဣတိ ဝိညာပေတိ။) အမောဟောန၊ ကြောင့်။ ဝိပရိတံ၊ ဖောက်ပြန်သော ဝိပလ္လာသလေးပါးကို။ န ဂဏှာတိ၊ (ကသ္မာ အမောဟောန ဝိပရိတံ န ဂဏှာတိ၊ ဣတိ ဝိညာယတိ။) မဇ္ဇဿ၊ မောဟကြီးသူ၏။ ဝိပရိတဂ္ဂဟဏတော၊ ဖောက်ဖောက်ပြန်ပြန် ယူတတ်သည် အဖြစ်ကြောင့်။ အမောဟောန ဝိပရိတံ န ဂဏှာတိ၊ ဣတိ ဝိညာယတိ။

စ၊ သည်သာ မကသေး။ ဧတ္ထ၊ ဤ အလောဘ အဒေါသ အမောဟတို့ တွင်။ အလောဘောန၊ ကြောင့်။ ဝိဇ္ဇမာနံ၊ ထင်ရှားရှိသော။ ဒေါသံ၊ အပြစ်

ဋ္ဌာန တံ-ဒေါသဟူသောဖြစ်ကြောင်းရှိသည်၏အဖြစ်ကိုလည်းကောင်း။ (ပါဏာတိပါတ-စသည်ကို ရည်ရွယ်သည်။) ဒေါသုပနိဿယတံ စ၊ ဒေါသဟူသော အားကြီးသော မှီရာ ရှိသည်၏ အဖြစ်ကို လည်းကောင်း။ (အဒိန္နာဒါန-စသည်ကို ရည်ရွယ်သည်။) သန္ဓာယ ဝုတ္တံ”။-ဋီကာ။

၁။ အနဝိကံ ဂဏှာတိ-စသည်။ ။ အနဝိကံ၌ အယုတ္တသမာသံ၊ “န+အဓိကံ-အနဓိကံ” ဟု ပြု၍ န-ကို ဂဏှာတိနှင့် တွဲပါ။ အနုနံ အဝိပရိတံ တို့၌လည်း နည်းတူ။ “လုဒ္ဓဿ အဓိကဂ္ဂဟဏတော” စသော ဟိတ်တို့ကား ဉာဏဟိတ်များတည်း။ ထို့ကြောင့် “ကသ္မာ ဝိညာယတိ” ဟု ထည့်သည်။ မိမိနှင့်စပ်သော ဂုဏ်မရှိသူ အပေါ်၌ ဂုဏ်ကိုယူခြင်းသည် (ဂုဏ်ရှိသလို ပြောဆိုခြင်းသည်) အဓိကဂ္ဂဟဏတည်း။ မိမိမုန်းသူ ၌ ရှိနေသောဂုဏ်ကို ချေဖျက်၍ ဂုဏ်မရှိသူ ဟု ပြောဆိုခြင်းသည် ဦနဂ္ဂဟဏတည်း။ ဒေါသ ဓာတ်ခံဖြင့် မစ္ဆရိယဖြစ်နေသူတို့သည် ဤ ဦနဂ္ဂဟဏကို ပြုတတ်၏။

ကို။ ဒေါသတော၊ အပြစ်အားဖြင့်။ ဓာရေန္တော၊ ဆောင်ရွက်မှတ်သားလျက်
 ဒေါသေ၊ အပြစ်၌။ ပဝတ္တတိ၊ ဖြစ်တတ်၏။ [အပြစ်ဟု ဝန်ခံသည်-ဟူလို။]
 ဟိ၊ မှန်။ လုဒ္ဓော၊ လောဘကြီးသူသည်။ ဒေါသံ၊ အပြစ်ကို။ ပဋိစ္ဆာဒေတိ၊
 ဖုံးကွယ်ထားတတ်၏။ အဒေါသေန၊ ကြောင့်။ ဝိဇ္ဇမာနံ၊ သော။ ဂုဏံ၊ ဂုဏ်
 ကျေးဇူးကို။ ဂုဏတော၊ ဂုဏ်ကျေးဇူးအားဖြင့်။ ဓာရေန္တော၊ လျက်။ ဂုဏေ၊
 ဂုဏ်ကျေးဇူး၌။ ပဝတ္တတိ။ [“သုတပါး၏ ဂုဏ်ကျေးဇူးကို ဂုဏ်ကျေးဇူး”
 ဟု အသိအမှတ်ပြုသည်-ဟူလို။] ဟိ၊ မှန်။ ဒုဋ္ဌော၊ ဒေါသသည် ဖျက်ဆီး
 အပ်သူသည်။ ဝါ၊ ဒေါသကြီးသူသည်။ ဂုဏံ၊ ဂုဏ်ကျေးဇူးကို။ မက္ခေတိ၊
 ချေဖျက်တတ်၏။ အမောဟေန၊ ကြောင့်။ ယာထာဝ သဘာဝံ၊ မဖောက်မပြန်
 ဟုတ်မှန်သော သဘောကို။ ယာထာဝ သဘာဝတော၊ မဖောက်မပြန် ဟုတ်
 မှန်သော သဘောအားဖြင့်။ ဓာရေန္တော၊ လျက်။ ယာထာဝ သဘာဝေ၊
 ၌။ ပဝတ္တတိ။ [“အမှန်အတိုင်းသိသည်” ဟူလို။] ဟိ၊ မှန်။ မုဋ္ဌော၊ တွေဝေ
 သူသည်။ ဝါ၊ မောဟကြီးသူသည်။ တစ္ဆံ၊ အမှန်ကို။ အတစ္ဆန္တိ၊ မမှန်ဟူ၍
 လည်းကောင်း။ အတစ္ဆံ၊ မမှန်သည်ကို။ တစ္ဆန္တိ၊ အမှန်ဟူ၍ လည်းကောင်း။
 ဂဏှာတိ၊ ယူတတ်၏။

စ၊ သည်သာ မကသေး။ အလောဘေန၊ ကြောင့်။ ပိယဝိပုယောဂဒုက္ခံ၊
 ချစ်အပ်သော သတ္တဝါသင်္ခါရတို့နှင့် ကွေကွင်းခြင်းကြောင့်ဖြစ်သော ဒုက္ခ
 သည်။ န ဟောတိ၊ မဖြစ်။ (ကသ္မာ) လုဒ္ဓဿ၊ လောဘကြီးသူ၏။ ပိယ
 သဘာဝတော စ၊ ချစ်ခြင်းသဘော ရှိသည်၏အဖြစ်ကြောင့်လည်းကောင်း။
 ပိယဝိပုယောဂါသဟနတော စ၊ ပိယဝိပုယောဂဒုက္ခကို သည်းမခံနိုင်ခြင်း
 ကြောင့် လည်းကောင်းတည်း။ အဒေါသေန၊ ကြောင့်။ အပိယသမ္ပယောဂ
 ဒုက္ခံ၊ မချစ်အပ်သော သတ္တဝါသင်္ခါရတို့နှင့် အတူတကွ ယှဉ်တွဲရခြင်းကြောင့်
 ဖြစ်သော ဒုက္ခသည်။ န ဟောတိ။ ဟိ(ကသ္မာ)၊ အဘယ်ကြောင့်နည်း။
 ဒုဋ္ဌဿ၊ ဒေါသသည် ဖျက်ဆီးအပ်သူ၏။ ဝါ၊ ဒေါသကြီးသူ၏။ အပိယ
 သဘာဝတော၊ မုန်းခြင်းသဘော ရှိသည်၏အဖြစ်ကြောင့် လည်းကောင်း။
 အပိယသမ္ပယောဂါသဟနတော စ၊ အပိယသမ္ပယောဂ ဒုက္ခကို သည်းမခံနိုင်
 ခြင်းကြောင့် လည်းကောင်းတည်း။ အမောဟေန၊ ကြောင့်။ ဣစ္ဆိတာလာဘ
 ဒုက္ခံ၊ အလိုရှိအပ်သော အရာဝတ္ထုကို မရခြင်းကြောင့်ဖြစ်သော ဒုက္ခသည်။
 န ဟောတိ။ ဟိ(ကသ္မာ)။ အမုဋ္ဌဿ၊ မတွေ့ဝေသော ပုဂ္ဂိုလ်၏။ တံ။ပ။
 သဘာဝတော၊ တံ ကုတေတ္ထလဗ္ဘာ-ဤသို့ အစရှိသည်ဖြင့် ဆင်ခြင်ခြင်းသဘော
 ရှိသည်၏အဖြစ်ကြောင့်တည်း။ [တ္ထေ၊ ဤ အံ့ခြင်းသဘောရှိသော တရား၌။
 တံ၊ ထို မအိုပါစေနှင့်ဟူသော တောင့်တခြင်းကို။ ကုတော လဗ္ဘာ၊ အဘယ်

မှာ တောင့်ဟတိုင်း ရအပ်ပါအံ့နည်း။ [ဤသို့စသည်ဖြင့် ဆင်ခြင်လေ့ရှိသော
ကြောင့် “အလိုရှိအပ်သောဝတ္ထုကို မရသည့်အတွက် ဒုက္ခမဖြစ်တော့” ဟူလို။]

စ၊ သည်သာ မကသေး။ ဧတ္ထ၊ ဤ အလောဘ အဒေါသ အမောဟတို့
တွင်။ အလောဘေန၊ ကြောင့်။ ဇာတိဒုက္ခံ၊ ဇာတိဒုက္ခသည်။ န ဟောတိ၊
(ကသွာ။) အလောဘဿ၊ ၏။ တဏှာပဋိပက္ခတော၊ တဏှာ၏ ဆန့်ကျင်ဘက်၏
အဖြစ်ကြောင့် လည်းကောင်း။ ဇာတိဒုက္ခဿ၊ ၏။ တဏှာမူလကတ္တာ စ၊
တဏှာ ဟူသော အကြောင်းရင်းရှိသည်၏ အဖြစ်ကြောင့်လည်းကောင်းတည်း။
[တဏှာဖြင့် ထိုထိုဘဝကို တောင့်တသောကြောင့် ဇာတိဖြစ်ရကား ဇာတိ
သည် တဏှာအရင်းခံရှိ၏။] အဒေါသေန၊ ကြောင့်။ ဇရာဒုက္ခံ၊ သည်။
န ဟောတိ၊ (ကသွာ။) တိက္ခဒေါသဿ၊ ထက်သောဒေါသရှိသူ၏။ ခိပ္ပံ၊
လျင်မြန်စွာ။ ဇရာသမ္ဘဝတော၊ အိုခြင်း၏ ဖြစ်သင့်ခြင်းကြောင့်တည်း။ [“ဒေါသ
ကြီးလျှင် အိုလွယ်၏” ဟူလို။] အမောဟေန၊ ကြောင့်။ မရဏဒုက္ခံ၊ သည်။
န ဟောတိ။ ဟိ၊ မှန်။ သဒ္ဓမ္မာဟမရဏံ၊ တွေ့တွေ့ဝေဝေ သေရခြင်းသည်။
ဒုက္ခံ၊ ဆင်းရဲကြောင်းတည်း။ ဧတံ၊ ဤ သမ္မောဟမရဏသည်။ အမူဠဿ၊
မတွေ့ဝေသူ၏(အတွက်)။ န ဟောတိ၊ မဖြစ်။ စ၊ သည်သာ မကသေး။
အလောဘေန၊ ကြောင့်။ ဂဟဋ္ဌာနံ၊ အိမ်၌တည်သူ လူဝတ်ကြောင်တို့၏။
(သုခသံဝါသတာ၊ ချမ်းချမ်းသာသာ ပေါင်းသင်းရခြင်း ရှိကုန်သည်၏
အဖြစ်သည်။ ဟောတိ။—လယ်ယာစသည်အတွက် ငြင်းခုံခြင်း မရှိသောကြောင့်
တည်း။) အမောဟေန၊ ကြောင့်။ ပဗ္ဗဇိတာနံ၊ ရသေ့ရဟန်းတို့၏။ (သုခ
သံဝါသတာ၊ သည်။ ဟောတိ။—အသူဝါဒနှင့်စပ်၍ ငြင်းခုံရခြင်း မရှိသော
ကြောင့်တည်း။) [ပစ္စည်းမရှိသော ရှေးခေတ်ကို ရည်ရွယ်သည်။ ယခုခေတ်၌
ကား အလောဘရှိမှ ပဗ္ဗဇိတတို့လည်း သုခသံဝါသ ဖြစ်နိုင်သည်။ အလောဘ
မရှိသူ(လောဘကြီးသူ)တို့ကား ကျောင်းလူမှု၊ ဒါယကာ ဒါယိကာမလူမှု
စသည်ဖြင့် ဒုက္ခသံဝါသ ဖြစ်ကြသည်။] ပန၊ ကား။ အဒေါသေန၊ ကြောင့်။
သဗ္ဗေသမ္ပိ၊ အလုံးစုံသော ဂဟဋ္ဌ ပဗ္ဗဇိတ တို့၏လည်း။ သုခသံဝါသတာ
ဟောတိ။

စ၊ သည်သာ မကသေး။ ဧတ္ထ၊ ဤ အလောဘ အဒေါသ အမောဟ
တို့တွင်။ ဝိသေသတော။ အထူးအားဖြင့်။ အလောဘေန၊ ကြောင့်။ ပေတ္တိ
ဝိသယေ၊ ပြိတ္တာတို့၏ အထူးအားဖြင့် ဖြစ်ရာနယ်၌။ ဝါ၊ ပြိတ္တာဘုံ၌။ ဥပပတ္တိ၊
ပဋိသန္ဓေ ငွေ့ခြင်းသည်။ န ဟောတိ၊ မဖြစ်နိုင်။ ဟိ၊ မှန်။ ယောဘုယျေန၊
အားဖြင့်။ သတ္တာ၊ တို့သည်။ တဏှာယ၊ ဥစ္စာ စသည်၌ တပ်မက်ခြင်း တဏှာ
ကြောင့်။ ပေတ္တိဝိသယံ၊ ပြိတ္တာတို့၏ အထူးအားဖြင့် ဖြစ်ရာနယ်သို့။ ဥပပဇ္ဇန္တိ၊

ကပ်ရောက်ကြရကုန်၏။ အလောဘော စ၊ သည်လည်း။ တဏှာယ၊ ၏။ ပဋိ-
 ပက္ခော၊ တည်း။ အဒေါသေန၊ ကြောင့်။ နိရယေ၊ ငရဲ၌။ ဥပပတ္တိ၊ န
 ဟောတိ။ ဟိ၊ မှန်။ ဒေါသေန၊ ဖြင့်။ စဏှဇာတိတာယ၊ ကြမ်းတမ်းသူ၏
 အဖြစ်ဟူသော သဘောရှိကုန်သည်၏ အဖြစ်ကြောင့်။ ဒေါသသဒိသံ၊ ဒေါသ
 နှင့်သဘောတူသော။ နိရယံ၊ သို့။ ဥပပဇ္ဇန္တိ၊ ကုန်၏။ အဒေါသော စ၊
 သည်လည်း။ ဒေါသယ၊ ၏။ ပဋိပက္ခော၊ တည်း။ အမောဟေန၊ ကြောင့်။
 တိရစ္ဆာနယောနိယံ၊ တိရစ္ဆာန်အမျိုး၌။ နိဗ္ဗတ္တိ၊ ဖြစ်ခြင်းသည်။ န ဟောတိ။
 ဟိ၊ မှန်။ မောဟေန၊ ကြောင့်။ (သတ္တာ၊ တို့သည်။) နိစ္စံ၊ အမြဲ။ သမ္မုဠေ၊
 ပြင်းစွာ တွေဝေသော။ တိရစ္ဆာနယောနိယံ၊ သို့။ ဥပပဇ္ဇန္တိ၊ ကုန်၏။ အမော-
 ဟော စ၊ သည်လည်း။ မောဟယ၊ ၏။ ပဋိပက္ခော၊ တည်း။

စ၊ သည်သာ မကသေး။ တေသု၊ တို့တွင်။ အလောဘော၊ သည်။
 ရာဂဝသေန၊ ရာဂ၏အစွမ်းဖြင့်။ ဥပဂမနယ၊ ချဉ်းကပ်ခြင်း၏။ အဘာဝကရော၊
 မရှိခြင်းကို ပြုတတ်၏။ [ရာဂ၏အစွမ်းဖြင့် မိတ်ဆွေဖွဲ့လို၍ ထိုသူသို့ ချဉ်းကပ်
 ၏။] အဒေါသော၊ သည်။ ဒေါသဝသေန၊ ဖြင့်။ အပဂမယ၊ ဖဲခွာခဲ့ခြင်း
 ၏။ (အဘာဝကရော။) [ချဉ်းကပ်ပြီးနောက် ဒေါသအတွက် မတည့်သောအခါ
 ခွဲခွာကြပြန်၏။] အမောဟော၊ သည်။ မောဟဝသေန၊ ဖြင့်။ အမဇ္ဈတ္တဘာဝ-
 ယ၊ လျစ်လျူမရှုနိုင်သည်၏ အဖြစ်ဟူသော သဘော၏။ (အဘာဝကရော။)
 [အမဇ္ဈတ္တဘာဝယ ပဋိဘာနုနယသခါတယ မောဟေန ပဝတ္တိ။-ဋီကာ။ လျစ်
 လျူမရှုနိုင်သည့်အတွက် ဒေါသဖြင့် မှန်းခြင်း၊ လောဘဖြင့် ချစ်ခြင်းကို ပြုကြ
 ၏။ အမောဟသည် ထိုနှစ်မျိုးလုံး မရှိခြင်းကို ပြုတတ်သည်-ဟူလို။]

စ၊ သည်သာ မကသေး။ တိဟိပိ၊ ၃-ပါးလည်း ဖြစ်ကုန်သော။ တေဟိ၊
 ဤ အလောဘ အဒေါသ အမောဟ တို့ကြောင့်။ (တိဿော သညာယော-
 ဌံ စပ။) ပဋိပဂိဋိယာ၊ အစဉ်အားဖြင့်။ (အလောဘ အဒေါသ အမောဟ
 အစဉ်အားဖြင့်။) နေက္ခမ္မသညာ၊ နေက္ခမ္မသညာလည်းကောင်း။ ဝါ၊ ကာမမှ
 ထွက်မြောက်ကြောင်း။ ဖြစ်သော အလောဘနှင့် ယှဉ်သော သညာလည်း
 ကောင်း။ အပ္ပာပါဒသညာ၊ လည်းကောင်း။ ဝါ၊ ဗျာပါဒ၏ ဆန့်ကျင်ဘက်
 မေတ္တာနှင့်ယှဉ်သော သညာလည်းကောင်း။ အဝိဟိ သာသညာ၊ လည်းကောင်း။
 ဝါ၊ ဝိဟိ သာ၏ ဆန့်ကျင်ဘက် ကရုဏာနှင့်ယှဉ်သော သညာလည်းကောင်း။
 ဣတိ၊ သို့။ တိဿော၊ ကုန်သော။ ဣမာ (သညာယော)၊ ဤ သညာတို့
 သည်လည်းကောင်း။ အသုဘသညာ၊ လည်းကောင်း။ ဝါ၊ အသုဘဟု ဖြစ်
 သော သညာလည်းကောင်း။ အပ္ပမာဏသညာ၊ လည်းကောင်း။ ဝါ၊ အတိုင်း
 အရှည်မရှိသော သတ္တဝါပညတ်လျှင် အာရုံရှိသော မေတ္တာနှင့် ယှဉ်သော

သညာလည်းကောင်း။ ဓာတုသညာ၊ လည်းကောင်း။ ဝါ၊ ဓာတ်သဘော
ချည်းသာ ဟု ဖြစ်သော သညာလည်းကောင်း။ ဣတိ၊ သို့။ တိဿော၊ ကုန်
သော။ ဣမာ သညာယော စ၊ တို့သည်လည်းကောင်း။ ဟောန္တိ။

ပန၊ ဆက်။ ဝါ၊ သည်သာ မကသေး။ အလောဘေန၊ ကြောင့်။
ကာမ။ပ။အန္တဿ၊ ဝတ္ထုအာရုံ ကာမဂုဏ်၌ဖြစ်သော ချမ်းသာမှုကို ခံစား
သောအားဖြင့် အဖန်ဖန်အားထုတ်ခြင်း ဟူသော အဖို့ကိုလည်းကောင်း။
အဒေါသေန၊ ကြောင့်။ အတ္တ။ပ။အန္တဿ၊ အတ္တဘော၏ ပင်ပန်းကြောင်း
ဖြစ်သော အကျင့်၌ အဖန်ဖန် အားထုတ်ခြင်းဟူသော အဖို့ကိုလည်းကောင်း။
ပရိဝဇ္ဇနံ၊ ရှောင်ကြဉ်ခြင်းသည်။ ဟောတိ။ အမောဟေန၊ ကြောင့်။ မဇ္ဈိ-
မာယ၊ ကာမသုခလ္လိက အတ္တကာမလောနုယောဂ အကျင့်နှစ်ပါး၏ အလယ်၌
ဖြစ်သော။ ပဋိပတ္တိယာ၊ မဂ္ဂင်ရှစ်ရပ် ပဋိပတ်ကို။ ပဋိပဇ္ဇနံ၊ ကျင့်ခြင်းသည်။
ဟောတိ။ တထာ၊ ထိုမှတစ်ပါး။ အလောဘေန၊ ကြောင့်။ အဘိဇ္ဈာ-
ကာယဂန္ထဿ၊ အဘိဇ္ဈာ-ဟူသော ကာယအထုံးအဖွဲ့ကို။ ပဘေဒနံ၊ ဖျက်နိုင်
ခြင်းသည်။ ဝါ၊ ဖြေနိုင်ခြင်းသည်။ ဟောတိ။ အဒေါသေန၊ ကြောင့်။
ဗျာပါဒကာယဂန္ထဿ၊ ဗျာပါဒဟူသော ကာယအထုံးအဖွဲ့ကို။ (ပဘေဒနံ
ဟောတိ။) အမောဟေန၊ ကြောင့်။ သေသဂန္ထဒ္ဓယဿ၊ ကြွင်းသောအထုံး
အဖွဲ့ ၂-ပါးအပေါင်းကို။ (ပဘေဒနံ ဟောတိ။) စ၊ သည်သာ မကသေး။
ပရိမာနံ၊ ရှေး၌ဖြစ်ကုန်သော။ ဒွေ၊ ကုန်သော။ သတိပဋ္ဌာနာနံ၊ ကာယာနုပ-
ဿနာ သတိပဋ္ဌာန်၊ ဝေဒနာနုပဿနာ သတိပဋ္ဌာန်တို့သည်။ ပရိမာနံ၊ ကုန်သော။
ဒွန္တံ၊ ၂-ပါးကုန်သော အလောဘ အဒေါသတို့၏။ အာနုဘာဝေန၊ အာနု
ဘော်ကြောင့်။ (ဣဇ္ဈန္တိ၊ ပြီးစီးကုန်၏။) [ဋီကာ၌ “ဣဇ္ဈ-ဟု” မရှိ “သိဇ္ဈ” ဟု
ရှိ၏။] ပစ္ဆိမာနံ၊ နောက်၌ ဖြစ်ကုန်သော။ (ဒွေ၊ ကုန်သော။ သတိပဋ္ဌာနာနံ၊
စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ ဓမ္မာနုပဿနာ သတိပဋ္ဌာန်တို့သည်။) ပစ္ဆိမသေဝံ၊
နောက်ဖြစ်သော အမောဟ၏သာလျှင်။ အာနုဘာဝေန၊ ကြောင့်။ ဣဇ္ဈန္တိ။

စ၊ သည်သာ မကသေး။ ဧတ္ထ၊ တို့တွင်။ အလောဘော၊ သည်။ အာရော-
ဂျဿ၊ ရောဂါမရှိသူ၏ အဖြစ်၏။ (ကျန်းမာခြင်း၏။) ပစ္စယော၊ အကြောင်း
သည်။ ဟောတိ။ ဟိ၊ မှန်။ အလုဒ္ဓော၊ လောဘမကြီးသူသည်။ လောဘနိယမ္ပိ၊
လောဘ၏ အာရုံလည်းဖြစ်သော။ အသပ္ပာယံ၊ မလျောက်ပတ်သော အရာ
ဝတ္ထုကို။ (မလျောက်ပတ်သော ဥတု၊ မလျောက်ပတ်သော အိပ်ရာနေရာ၊
မလျောက်ပတ်သောအစာအာဟာရကို။) န သေဝတိ၊ မမှီဝဲ။ တေန၊ ထိုသို့မမှီဝဲ
ခြင်းကြောင့်။ အရောဂေါ၊ ရောဂါမရှိသည်။ (ကျန်းမာသည်။) ဟောတိ။ [ဤ
အဓိပ္ပာယ်ကို ပြောင်းပြန်ပြန်၍ “လောဘကြီးသူ၊ အစားမက်မောသူ၊ မလျောက်

ပတ်သော အိပ်ရာနေရာ၌ နေသူသည် မကျန်းမာ”ဟု မှတ်ပါ။] အဒေါသော သည်။ ယောဗ္ဗနဿ၊ နုပျိုသူ၏ အဖြစ်၏။ (ပစ္စယော ဟောတိ။) ဟိ၊ မှန်။ အဒုဋ္ဌော၊ ဒေါသမကြီးသူသည်။ ဝလိပလိတာဝဟေန၊ အရေတုန့်ခြင်း ဆံဖြူခြင်းကို ဆောင်တတ်သော။ ဒေါသဂ္ဂိနာ၊ ဒေါသမီးသည်။ အခုယုမာနော၊ မလောင်အပ်သည်။ (ဟုတု။) ဒီဃရတ္တံ၊ ရှည်စွာသော ညဉ့်ပတ်လုံး။ ယုဝါ၊ နုပျိုသည်။ ဟောတိ၊ ၏။ အမောဟော၊ သည်။ ဒီဃာယုတာယ၊ ရှည်သော အသက်ရှိသူ၏ အဖြစ်၏။ (ပစ္စယော ဟောတိ။) ဟိ၊ မှန်။ အမူဋ္ဌော၊ မတွေ့ဝေသူသည်။ ဟိတာဟိတံ၊ စီးပွား စီးပွားမဲ့ကို။ ဥတု၊ သိ၍။ အဟိတံ၊ စီးပွားမဲ့ကို။ ပရိဝဇ္ဇန္တော၊ ရှောင်ကြဉ်လျက် လည်းကောင်း။ ဟိတံ၊ စီးပွားကို။ ပဋိသေဝမာနော၊ မှီဝဲလျက် လည်းကောင်း။ ဒီဃာယုကော၊ ရှည်သော အသက်ရှိသည်။ ဟောတိ၊ ၏။ [“အသက် ဉာဏ်စောင့်သည်”-ဟူလို။]

စ၊ သည်သာ မကသေး။ တွေ့၊ တို့တွင်။ အလောဘော၊ သည်။ ဘောဂ-သမ္ပတ္တိယာ၊ စည်းစိမ်၏ ပြည့်စုံခြင်း၏။ ပစ္စယော ဟောတိ။ ဟိ၊ မှန်။ အလုဒ္ဓဿ၊ လောဘမကြီးသူ၏။ စာဂေန၊ စွန့်ကြဲပေးကမ်း လှူဒါန်းခြင်းကြောင့်။ ဘောဂပဋိလာဘော၊ စည်းစိမ်ကိုရခြင်းသည်။ ဟောတိ၊ ၏။ [နောက် နောက်ဘဝ၌ စည်းစိမ်ရသည်-ဟူလို။] အဒေါသော၊ သည်။ မိတ္တသမ္ပတ္တိယာ၊ မိတ်ဆွေ၏ ပြည့်စုံခြင်း၏။ ပစ္စယော ဟောတိ။ (ကသွာ။) မေတ္တာယ၊ ကြောင့်။ မိတ္တာနံ၊ မိတ်ဆွေတို့၏။ ဝါ၊ တို့ကို။ ပဋိလာဘတော စေဝ၊ ရခြင်းကြောင့် လည်းကောင်း။ အပရိဟာနတော စ၊ မယုတ်လျော့ခြင်းကြောင့် လည်းကောင်း တည်း။ အမောဟော၊ သည်။ အတ္တသမ္ပတ္တိယာ၊ မိမိ၏ ပြည့်စုံခြင်း၏။ (ပစ္စယော ဟောတိ။) ဟိ၊ မှန်။ အမူဋ္ဌော၊ သည်။ အတ္တနော၊ ၏။ ဟိတမေဝ၊ စီးပွားကိုသာ။ ကရောန္တော၊ ပြုလျက်။ အတ္တာနံ၊ မိမိကို။ သမုဒေတိ၊ ပြည့်စုံစေ၏။

စ၊ သည်သာ မကသေး။ အလောဘော၊ သည်။ ဒိဗ္ဗဝိဟာရဿ၊ ဒိဗ္ဗဝိဟာရ-ဟူသော ဈာန်လေးပါး၏။ ပစ္စယော ဟောတိ။ [ဒိဗ္ဗဝိဟာရဿာတိ စတုနံ ဈာနာနံ။ -ဋီကာ။] အဒေါသော၊ ဒေါသ၏ဆန့်ကျင်ဘက်မေတ္တာသည်။ ဗြဟ္မဝိဟာရဿ၊ ဗြဟ္မဝိဟာရ၏။ (ပစ္စယော ဟောတိ။) အမောဟော၊ သည်။ အရိယဝိဟာရဿ၊ အရိယာတို့၏ နေကြောင်း ဖလသမာပတ်၏။ (ပစ္စယော ဟောတိ။) [အရိယဝိဟာရော ဖလသမာပတ္တိ။ -ဋီကာ။] စ၊ သည်သာ မကသေး။ တွေ့၊ တို့တွင်။ အလောဘေန၊ ကြောင့်။ သကပက္ခေသု၊ မိမိ၏ အသင်းအပင်း ဖြစ်ကုန်သော။ သတ္တသင်္ခါရေသု၊ သတ္တဝါသင်္ခါရတို့၌။ နိဗ္ဗုတော၊ ငြိမ်းအေးသည်။ ဟောတိ၊ (ကသွာ။) တေသံ၊ ထို မိမိ၏ အသင်းအပင်းဖြစ်သော သတ္တဝါ သင်္ခါရတို့၏။ ဝိနာသေန၊ ပျက်စီးခြင်းကြောင့်။ အဘိသင်္ဂဟေတုကဿ၊ အလွန်

ကပ်ငြိခြင်းဟူသော အကြောင်းရှိသော။ ဒုက္ခဿ၊ ၎င်း။ အဘာဝါ၊ မရှိခြင်းကြောင့်တည်း။ အဒေါသေန၊ ကြောင့်။ ပရပက္ခေသု၊ သူတပါး အသင်းအပင်း ဖြစ်ကုန်သော။ (သတ္တသင်္ခါရေသု၊ နိဗ္ဗုတော ဟောတိ။) ဟိ (ကသ္မာ)၊ နည်း။ အဒုဋ္ဌဿ၊ ဒေါသမကြီးသူ၏။ ဝေရီသုပိ၊ ရန်သူတို့၌ သော်မှလည်း။ ဝေရီသညာယ၊ ရန်သူဟူသော အမှတ်သညာ၏။ အဘာဝတော၊ မရှိခြင်းကြောင့်တည်း။ အမောဟေန၊ ကြောင့်။ ဥဒါသိန ပက္ခေသု၊ အလယ်အလတ် အသင်းအပင်း ဖြစ်ကုန်သော။ ဝါ၊ လျစ်လျူရှုထိုက်သော အသင်းအပင်း ဖြစ်ကုန်သော။ (သတ္တသင်္ခါရေသု၊ နိဗ္ဗုတော ဟောတိ၊ ကသ္မာ။) အမူဠဿ၊ ၎င်း။ သဗ္ဗဘိ သင်္ဂတာယ၊ အလုံးစုံသော သကပက္ခ ပရပက္ခတို့၌ ကပ်ငြိခြင်း ၎င်း။ အဘာဝတော၊ မရှိခြင်းကြောင့်တည်း။

စ၊ သည်သာ မကသေး။ အလောဘေန၊ ကြောင့်။ အနိစ္စဒဿနံ၊ အနိစ္စဟု ရှုခြင်းသည်။ ဟောတိ။ ဟိ၊ မှန်။ လုဒ္ဓော၊ သည်။ ဥပဘောဂါသာယ၊ အသုံးအစားအောင်၌ တွယ်ဘာခြင်းကြောင့်။ အနိစ္စေပိ၊ အနိစ္စလည်း ဖြစ်ကုန်သော။ သင်္ခါရေ၊ တို့ကို။ အနိစ္စတော၊ အားဖြင့်။ န ပဿတိ၊ မရှုနိုင်။ အဒေါသေန၊ ကြောင့်။ ဒုက္ခဒဿနံ၊ ဒုက္ခဟု ရှုခြင်းသည်။ ဟောတိ။ ဟိ၊ မှန်။ အဒေါသဇ္ဈာသယော၊ အဒေါသဟူသော အဇ္ဈာသယရှိသူသည်။ ပရိစ္စတ္တ အာသာတဝတ္ထုပရိဂ္ဂဟော၊ စွန့်လွှတ်အပ်ပြီးသော အာသာတဝတ္ထုကို သိမ်းပိုက်ခြင်းရှိသည်။ ဝါ၊ အာသာတဝတ္ထုကို သိမ်းပိုက်မှုကို စွန့်လွှတ်ပြီးသည်။ (ဟုတော။) သင်္ခါရေယေဝ၊ သင်္ခါရတို့ကိုသာ။ ဒုက္ခတော၊ အားဖြင့်။ ပဿတိ၊ ရှုတတ်၏။ [အာသာတဝတ္ထုသည် ဒေါသဖြစ်ခြင်း၏ အကြောင်းပင် ဖြစ်သော်လည်း သင်္ခါရဟုရှုသောအခါ ဒေါသ ပြေပျောက်သွားသည်-ဟူလို။] အမောဟေန၊ ကြောင့်။ အနတ္တဒဿနံ၊ ဟောတိ။ ၎င်း။ ဟိ၊ မှန်။ အမူဠော၊ သည်။ ယာထာဝဂဟဏကုသလော၊ မဖောက်မပြန် ဟုတ်မှန်စွာယူခြင်း၌ ကျွမ်းကျင်သည်။ (ဟုတော။) အပရိဏာယကံ၊ ရှေ့ဆောင် အတ္တမရှိသော။ ခန္ဓပဉ္စကံ၊ ခန္ဓာ ၅-ပါး အပေါင်းကို။ အပရိဏာယကတော၊ ရှေ့ဆောင် အတ္တမရှိသည်၏ အဖြစ်ဖြင့်။ ဗုဇ္ဈတိ၊ သိတတ်၏။

စ၊ သည်သာ မကသေး။ ဧတေဟိ၊ ဤ အလောဘ အဒေါသ အမောဟတို့ကြောင့်။ အနိစ္စဒဿနာဒီနိ၊ အနိစ္စဟု ရှုခြင်း အစရှိသည်တို့သည်။ (ဟောန္တိ)-ယထာ၊ ကဲ့သို့။ ဧဝံ၊ တူ။ ဧတေပိ၊ ဤ အလောဘ အဒေါသ အမောဟတို့သည်လည်း။ အနိစ္စဒဿနာဒီဟိ၊ အနိစ္စဟု ရှုခြင်း အစရှိသည်တို့ကြောင့်။ ဟောန္တိ။ ဟိ၊ မှန်။ အနိစ္စဒဿနေန၊ အနိစ္စဟု ရှုခြင်းကြောင့်။ အလောဘော၊ သည်။ ဟောတိ။ ဒုက္ခ ဒဿနေန၊ ကြောင့်။ အဒေါသော (ဟောတိ)။

အနတ္တဒဿနေန၊ ကြောင့်။ အမောဟော ဟောတိ။ ကော နာမ၊ အဘယ်
 မည်သည်။ ဣဒံ၊ ဤ ရုပ်နာမ်တရားသည်။ အနိစ္စံ၊ တည်း။ ဣတိ၊ သို့။
 သမ္မာ၊ မဖောက်မပြန် ဟုတ်မှန်စွာ။ ဥတု၊ သိပြီ၍။ ဝါ၊ သိပြီးဖြစ်ပါ
 လျက်။ တဿ၊ ထို အနိစ္စဖြစ်သော ရုပ်နာမ်တရား၏။ အတ္ထာယ၊ ငှာ။ ပိဟံ၊
 တောင့်တခြင်းကို။ ဥပ္ပါဒေယျ၊ ဖြစ်စေရာပါတော့အံ့နည်း။ [သို့အတွက်အနိစ္စ
 ဟု ရှုခြင်းကြောင့် အလောဘ ဖြစ်နိုင်သည်-ဟူလို။] သင်္ခါရေ၊ တို့ကို။
 ဒုက္ခာတိ ဝါ၊ ဟူ၍သော်လည်း။ ဇာနန္ဒော၊ သိသောပုဂ္ဂိုလ်သည်။ အပရံပိ၊
 တပါးလည်းဖြစ်သော။ အစ္စန္တတိခိဏံ၊ အလွန်ထက်မြက်သော။ ကောဓဒုက္ခံ၊
 ဒေါသဟူသော ဒုက္ခကို။ ဥပ္ပါဒေယျ၊ ဖြစ်စေရာပါတော့အံ့နည်း။ [သို့အတွက်
 ဒုက္ခဟု ရှုခြင်းကြောင့် အဒေါသ ဖြစ်နိုင်သည်-ဟူလို။] (သင်္ခါရေသု၊ တို့၌။)
 အတ္တသုညတဉ္စ၊ အတ္တမှ ကင်းဆိတ်သည်၏ အဖြစ်ကိုလည်း။ ဗုဇ္ဈိဘူ၊ သိပြီး၍။
 ဝါ၊ သိပြီးပါလျက်။ ပုန၊ တဖန်။ သမ္မောဟံ၊ လွန်စွာတွေ့ဝေခြင်းသို့။
 အာပဇ္ဇေယျ၊ ရောက်ရာပါတော့အံ့နည်း။ [သို့အတွက် အနတ္တဟု ရှုခြင်းကြောင့်
 အမောဟ ဖြစ်သည်-ဟူလို။] ဣတိ၊ ဤတွင် အလောဘ အဒေါသ အမောဟ
 အဖွင့် အပြီးတည်း။

က မ္မ ပ ထ ရာ သိ အ ဖွ င်

[မူလရာသိကို ဖွင့်ပြပြီး၍၊ ကမ္မပထရာသိကို ဖွင့်ပြလိုသောကြောင့် “နာဘိ-
 ဇ္ဈာယတိ” စသည်ကို မိန့်။]

(ယာ ဓမ္မဇာတိ။) နာဘိဇ္ဈာယတိ၊ ရှေးရှု မကြံတတ်။ ဣတိ၊ ကြောင့်။
 (သာ ဓမ္မဇာတိ။) အနဘိဇ္ဈာ၊ မည်၏။ (ယော သဘာဝေ။) ကာယိက
 စေတသိကသုခံ၊ မိမိ သူတပါး ၂-ဦးသားတို့၏ ကာယိကသုခ စေတသိက သုခ
 ကိုလည်းကောင်း။ ဣဓလောက ပရလောကဟိတံ၊ ဤလောက၌ ဖြစ်သော
 စီးပွား နောက်လောက၌ ဖြစ်သော စီးပွားကိုလည်းကောင်း။ ဂုဏာနုဘာဝ-
 ပဋိလဒ္ဓံ၊ ဂုဏ်၏အာနုဘော်ကြောင့် ရအပ်သော။ ကိတ္တိသဒ္ဓဉ္စ၊ ကျော်စောသံ
 ကိုလည်းကောင်း။ န ဗျာပါဒေတိ၊ ဖောက်ပြန်ခြင်းသို့ မရောက်စေတတ်။ ဝါ၊
 မဖျက်ဆီးတတ်။ ဣတိ၊ ကြောင့်။ (သော သဘာဝေ။) အဗျာပါဒေ၊
 မည်၏။ (ယာ ဓမ္မဇာတိ။) သမ္မာ၊ ကောင်းစွာ။ ဝါ၊ မဖောက်မပြန်။ ပဿတိ၊
 မြင်တတ်၏။ (ဣတိ၊ ကြောင့်။ သာ ဓမ္မဇာတိ။ သမ္မာဒိဋ္ဌိ၊ မည်၏။) ဝါ၊
 တနည်း။ သောဘနာ၊ တင့်တယ်သော။ ဒိဋ္ဌိ၊ ဒိဋ္ဌိတည်း။ ဣတိ၊ ကြောင့်။
 သမ္မာဒိဋ္ဌိ၊ မည်၏။ ဣတိ၊ သို့။ တာနိ နာမာနိ၊ ထို အနဘိဇ္ဈာ အဗျာ-

ပါဒ သမ္မာဒိဋ္ဌိဟူသော အမည်တို့သည်။ အလောဘာဒီနံ ယေဝ။ အလောဘ အစရှိသည်တို့၏ သာလျှင်။ (နာမာနီ။) [အလောဘကို “အနဘိဇ္ဈာ” ဟု လည်းကောင်း၊ အဒေါသကို “အဗျာပါဒ” ဟု လည်းကောင်း၊ အမောဟကို “သမ္မာဒိဋ္ဌိ” ဟု လည်းကောင်း ခေါ်သည်။] ပန၊ ထိုသို့ အလောဘ စသည်တို့ ၏ အမည် ဖြစ်ပါသော်လည်း။ ဟေဋ္ဌာ၊ ဌ။ ဧတေ ဓမ္မာ၊ ဤ အလောဘ- အစရှိသော တရားတို့ကို။ မူလဝသေန၊ မူလ၏ အဖြစ်ဖြင့်။ ဂဟိတာ၊ ယူအပ် ကုန်ပြီ။ ဣမ၊ ဤ နေရာ၌။ ကမ္မပထဝသေန၊ ကမ္မပထအဖြစ်ဖြင့်။ ဂဟိတာ၊ ကုန်ပြီ။ ဣတိ။ ဝေဒိတဗျာ၊ ကုန်၏။

လောကပါလဒုကအဖွင့်

[လောကပါလ-ဒုကကို ဖွင့်ပြလိုသောကြောင့် “ဟိရေတ္တပ္ပာနိပိ” ဟု မိန့် သည်။]

ဟိရေတ္တပ္ပာနိပိ၊ ဟိရိဩတ္တပ္ပတို့ကိုလည်း။ ဟေဋ္ဌာ၊ ဌ။ ဗလဝသေန၊ ဖြင့်။ ဂဟိတာနိ၊ ကုန်ပြီ။ [“ဟိရိဗလ ဩတ္တပ္ပဗလ” အဖြစ်ဖြင့် ယူခဲ့သည်-ဟူလို။] ဣမ၊ ဤနေရာ၌။ လောကပါလဝသေန၊ လောကပါလ၏ အဖြစ်ဖြင့်။ (ဂဟိတာ နိ။) ဟိ၊ မှန်။ လောကံ၊ သတ္တလောကကို။ ဒွေ၊ ကုန်သော။ ဣမေ ဓမ္မာ၊ ဤဟိရိဩတ္တပ္ပ တရားတို့သည်။ ပါလယန္တိ၊ စောင့်ရှောက်တတ်ကုန်၏။ ယထာဟ၊ အဘယ်ကဲ့သို့ ဟောတော်မူသနည်း။ ဒွေ မေ။ ပ။ ဒါရာတိဝါတိ၊ ဟူ၍။ အာဟ။

[ဘိက္ခဝေ၊ တို့။ ဒွေ၊ ကုန်သော။ သုက္ကာ၊ ဖြစ်ကုန်သော။ ဣမေ ဓမ္မာ၊ တို့သည်။ လောကံ၊ ကို။ ပါလေန္တိ၊ စောင့်ရှောက်ကုန်၏။ ဒွေ၊ ၂-ပါးတို့သည်။ ကတမေ၊ အဘယ်တို့နည်း။ ဟိရိ စ၊ လည်း ကောင်း။ ဩတ္တပ္ပဉ္စ၊ လည်းကောင်းတည်း။ ဘိက္ခဝေ၊ တို့။ ဒွေ သုက္ကာ။ ဣမေ ဓမ္မာ၊ တို့သည်။ (“ပါလေန္တိ၊ ဘိက္ခဝေ ဒွေ သုက္ကာ မ္မော လောကံ” ဟု ရှိသည်ကား ပါဠိပိုတည်း။) လောကံ၊ ကို။ သစေ န ပါလေယျ၊ အကယ်၍ မစောင့်ရှောက်ကုန်အံ့။ (ဧဝံ သတိ။) ဣမ၊ ဤ လောက၌။ မာတာတိ ဝါ၊ အမိဟူ၍လည်းကောင်း။ မာတုတ္တာတိ ဝါ၊ မိကြီး မိထွေး ဟူ၍လည်းကောင်း။ မာတုလာနိတိ ဝါ၊ ဦးရီး ဦးလေး ၏ မယားဟူ၍လည်းကောင်း။ အာစရိယာဘရိယာတိ ဝါ၊ ဆရာကတော် ဟူ၍လည်းကောင်း။ ဂရုနံ၊ သိက္ခာတင်ပေးသော ပုဏ္ဏားဆရာကြီးတို့ ၏။ ဒါရာတိ ဝါ၊ ဆရာကတော်တို့ ဟူ၍ လည်းကောင်း။ န ပညာ- ယျေထ၊ မထင်ရှားတော့ရာ။ အဇ္ဈေက။ ပ။ သိင်္ဂါလာ၊ ဆိတ်၊ သိုး၊ ကြက်

ဝက်, အိမ်ခွေး, တောခွေးတို့သည်။ (သမ္ဘေဒံ၊ ရောစပ်ခြင်းသို့။ အာ-
 ဂစ္ဆန္တိ) ယထာ၊ ရောက်ကုန်သကဲ့သို့။ (တထာ။) လောကော၊ သတ္တ-
 လောကသည်။ သမ္ဘေဒံ၊ သို့။ အာဂမိဿတိ၊ ရောက်တော့လတ္တံ့။
 (“အဂမိဿ၊ ရောက်ရာ၏” ဟုလည်း မှုကဲ့ရှိ၏။ အဖေဆိတ် အမေဆိတ်
 နှင့် သားဆိတ် သမီးဆိတ်တို့ မေထုန်မှီဝဲသောအားဖြင့် ရောစပ်ကြသကဲ့
 သို့၊ ထို အတူ အဖေနှင့် သမီးစသည်တို့ မေထုန်မှီဝဲသောအားဖြင့် ရောစပ်
 ကြလိမ့်မည်-ဟုလို။) ဘိက္ခဝေ၊ တို့။ စ ခေါ၊ အနုယ ကား။ ယသ္မာ၊
 ကြောင့်။ ပ။ ပါလေန္တိ၊ တသ္မာ-ထိုသို့ ဤတရား ၂-ပါး၏ လောကကို
 စောင့်ရှောက်ခြင်းကြောင့်။ မာတာတံ ဝါ၊ ဟူ၍လည်းကောင်း။ ပ။
 ဒါရာတံ ဝါ၊ ဟူ၍လည်းကောင်း။ ပညာယတံ၊ ထင်ရှား၏။ - (ဒုက-
 အင်္ဂုတ္တိုရ်၊ ကမ္မကရဏ-ဝဂ်။)]

ပ သဒ္ဓာဒိယု ဂ လ အ ဖွင့်

[လောကပါလတရားတို့ကို ဖွင့်ပြပြီး၍၊ ပသဒ္ဓာဒိယုဂလ တရားတို့ကို ဖွင့်ပြ
 လိုသောကြောင့် “ကာယဿ ပသမ္ဘန္တံ” စသည် မိန့်။]

ကာယဿ၊ စေတသိက်အပေါင်း၏။ ပသမ္ဘန္တံ၊ ကိလေသာ အပူဝေး၍
 ငြိမ်းအေးခြင်းတည်း။ ကာယပသဒ္ဓိ၊ စေတသိက် အပေါင်း၏ ငြိမ်းအေးခြင်း။
 စိတ္တဿ၊ ၏။ ပသမ္ဘန္တံ၊ တည်း။ စိတ္တပသဒ္ဓိ။ စ၊ ဆက်။ ဧတ္ထ၊ ဤ ကာယ-
 ပသဒ္ဓိ စိတ္တပသဒ္ဓိ ဟူသောပါဌ်၌။ ကာယောတံ၊ ကာယော ဟူသည်ကား။
 ဝေဒနာဒယော၊ ဝေဒနာ အစရှိကုန်သော။ တယော၊ ကုန်သော။ ခန္ဓာ၊ ခန္ဓာ
 တို့တည်း။ ပန၊ ဆက်။ (တနည်း) ပန၊ ပဒတ္တမှတပါး လက္ခဏာဒျတ္တကား။
 ဥဒကာပိ၊ ၂-ပါးလည်း ဖြစ်ကုန်သော။ ဧတာ ကာယစိတ္တပသဒ္ဓိယော၊ တို့
 သည်။ [“ကာယစိတ္တပသဒ္ဓိယော” ကား နောက်မှထည့်ပါဌ် ဖြစ်ဟန်တူ၏။]
 ဧကတော၊ တပေါင်းတည်း။ ကတော၊ ၍။ [ကာယ စိတ္တ ၂-ပါးစုံကို တပေါင်း
 တည်းပြု၍-ဟုလို။ “ဧကတော ဟုတော” ဟု ရှိလျှင် သး၍ကောင်းသည်။]
 ကာယ။ ပ။ လက္ခဏာ၊ စေတသိက်အပေါင်း စိတ်တို့၏ ပူလောင်ကြောင်းဖြစ်
 သော ဥဒ္ဓစ္စပြဋ္ဌာန်းသော ကိလေသာ အပူတို့၏ ငြိမ်းအေးခြင်း လက္ခဏာရှိကုန်
 ၏။ ကာယစိတ္တဒရထ နိမ္မဒ္ဓနရသာ၊ စေတသိက်အပေါင်းတို့၏ ပူလောင်ကြောင်း
 ဖြစ်သော ဥဒ္ဓစ္စပြဋ္ဌာန်းသော ကိလေသာတို့ကို နှိမ်နင်းခြင်းကိုစွဲ ရှိကုန်၏။
 ကာယစိတ္တာနံ၊ စေတသိက်အပေါင်း စိတ်တို့၏။ အပရိပ္ပန္နသီတိဘာဝပစ္စုပဋ္ဌာနာ၊
 မတုန်လှုပ်ကုန်သည်၏ အဖြစ် ငြိမ်းအေးကုန်သည်၏ အဖြစ်ဖြင့် ယောဂီတို့။ ပ။

ထင်လာကုန်၏။ ကာယစိတ္တပဒဋ္ဌာနာ၊ စေတသိက်အပေါင်း စိတ်ဟူသော နီးစွာ
 သောအကြောင်းရှိကုန်၏။ ကာယစိတ္တာနံ၊ တို့၏။ အဝူပသမ။ပ။ဘူတာ၊ မငြိမ်
 သက်ကုန်သည်၏ အဖြစ်ကို ပြုတတ်သော ဥဒ္ဓစ္စပြဋ္ဌာန်းသော ကိလေသာတို့၏
 ဆန့်ကျင်ဘက် ဖြစ်၍ဖြစ်ကုန်၏။ ဝါ၊ မငြိမ်သက်ကုန်သည်၏အဖြစ်ကို ပြုတတ်
 သော ဥဒ္ဓစ္စအစရှိသော ကိလေသာတို့၏ဆန့်ကျင်ဘက်ဖြစ်၍ဖြစ်ကုန်၏။ ဣတိ၊
 သို့။ ဒဋ္ဌဗ္ဗာ၊ ကုန်၏။ [အာဒိသဒ္ဓါသည် ပဓာနအနက်၊ ကောဋီ (အစွန်းအစ)
 အနက် ၂-မျိုးကို ဟော၏။ နောက်လည်း နည်းတူ။]

ကာယဿ၊ ၏။ လဟုဘာဝေါ၊ လျင်မြန် ပေါ့ပါးသည်၏ အဖြစ်တည်း။
 ကာယသဟုတာ၊ အဖြစ်။ စိတ္တဿ၊ ၏။ လဟုဘာဝေါ၊ တည်း။ စိတ္တလဟုတာ
 အဖြစ်။ တာ၊ ထိုကာယလဟုတာ စိတ္တလဟုတာတို့သည်။ ကာယ။ပ။လက္ခဏာ၊
 စေတသိက်အပေါင်း စိတ်တို့၏ လေးလံကုန်သည်၏ ဖြစ်ကြောင်းဖြစ်ရာ ထိနမိဒ္ဓ
 ပြဋ္ဌာန်းသော ကိလေသာတို့၏ ငြိမ်းအေးခြင်း လက္ခဏာရှိကုန်၏။ ကာယ။ပ။
 ရသာ၊ စေတသိက်အပေါင်း စိတ်တို့၏ လေးလံကုန်သည်၏ ဖြစ်ကြောင်းဖြစ်ရာ
 ထိနမိဒ္ဓ ပြဋ္ဌာန်းသော ကိလေသာတို့ကို နှိမ်နင်းခြင်းကိစ္စ ရှိကုန်၏။ ကာယ-
 စိတ္တာနံ၊ တို့၏။ အဒန္ဓတာပစ္စုပဋ္ဌာနာ၊ မန့် နှေးကုန်သည်၏ အဖြစ်ဖြင့်ယောဂီ
 တို့။ပ။ကုန်၏။ ကာယစိတ္တပဒဋ္ဌာနာ။ ကုန်၏။ ကာယစိတ္တာနံ၊ တို့၏။ ဂရုဘာဝ
 ။ပ။ဘူတာ၊ လေးလံကုန်သည်၏ အဖြစ်ကို ပြုတတ်သောထိနမိဒ္ဓ ပြဋ္ဌာန်းသော
 ကိလေသာတို့၏ ဆန့်ကျင်ဘက် ဖြစ်၍ဖြစ်ကုန်၏။

ကာယဿ၊ ၏။ မုဒုဘာဝေါ၊ နူးညံ့သည်၏ အဖြစ်တည်း။ ကာယမုဒုတာ၊
 အဖြစ်။ပ။တာ၊ ထို ကာယမုဒုတာ စိတ္တမုဒုတာတို့သည်။ ကာယ။ပ။လက္ခဏာ၊
 စေတသိက်အပေါင်း စိတ်တို့၏ ခက်ထန်ကုန်သည်၏ အဖြစ်၏ ငြိမ်းအေးခြင်း
 ။ပ။ကုန်၏။ ကာယစိတ္တ။ပ။နိမ္မဒ္ဓနရသာ၊ စေတသိက်အပေါင်း စိတ်တို့၏ ခက်
 ထန်ကုန်သည်၏ ဖြစ်ကြောင်းဖြစ်ရာ ဒိဋ္ဌိ မာန ပြဋ္ဌာန်းသော ကိလေသာတို့ကို
 နှိမ်နင်းခြင်းကိစ္စ ပျံ့ကုန်၏။ အပ္ပဋိသာဟပစ္စုပဋ္ဌာနာ၊ မထိပါးတတ်သော
 တရားဟု ယောဂီတို့။ပ။ကုန်၏။ ကာယစိတ္တာနံ၊ တို့၏။ ထဒ္ဓ။ပ။ဘူတာ၊ ခက်
 ထန်ကုန်သည်၏ အဖြစ်ကို ပြုတတ်သော ဒိဋ္ဌိ မာန ပြဋ္ဌာန်းသော ကိလေသာ
 တို့၏ ဆန့်ကျင်ဘက်။ပ။ကုန်၏။ ဣတိ ဒဋ္ဌဗ္ဗာ။

ကာယဿ၊ ၏။ ကမ္မညဘာဝေါ၊ ကောင်းသောအမှု၌ ခံ့သည်၏အဖြစ်
 တည်း။ ကာယကမ္မညတာ၊ ဖြစ်။ စိတ္တဿ၊ ၏။ ကမ္မညဘာဝေါ၊ တည်း။
 စိတ္တကမ္မညတာ။ တာ၊ ထို ကာယကမ္မညတာ စိတ္တကမ္မညတာ တို့သည်။ ကာယ
 ။ပ။လက္ခဏာ၊ စေတသိက်အပေါင်း စိတ်တို့၏ ကောင်းသောအမှု၌ မခံ့ကုန်
 သည်၏ ဖြစ်ကြောင်းဖြစ်ရာ ဥဒ္ဓစ္စ-စသည်မှ ကြွင်းသော နိဝရဏတို့၏ ငြိမ်း

အေးခြင်း။ပ။ကုန်၏။ ကာယစိတ္တာနံ၊ တို့၏။ အကမ္မည။ပ။ရသာ၊ ကောင်းသောအမှု၌ မခံကုန်သည်၏ ဖြစ်ကြောင်းဖြစ်ရာ ဥဒ္ဓစ္စ-စသည်မှ ကြွင်းသော နိဝရဏတို့ကို နှိမ်နင်းခြင်း ကိစ္စရှိကုန်၏။ ကာယစိတ္တာနံ၊ တို့၏။ အာရမ္မဏ။ပ။ပဋ္ဌာနာ၊ အာရုံပြုခြင်း၏ ပြည့်စုံကြောင်းတရား ဟု ယောဂီတို့။ပ။ကုန်၏။ ကာယစိတ္တပဒ္ဓာနာ၊ ကုန်၏။ ကာယစိတ္တာနံ၊ တို့၏။ အကမ္မည။ပ။ဘူတာ၊ ကောင်းသောအမှု၌ မခံကုန်သည်၏ အဖြစ်ကို ပြုတတ်သော ဥဒ္ဓစ္စ-စသည်မှ ကြွင်းသော နိဝရဏတို့၏ ဆန့်ကျင်ဘက် ဖြစ်၍ဖြစ်ကုန်၏။ ဣတိ ဒဋ္ဌဗ္ဗာ။ [ရှေး၌ ဥဒ္ဓစ္စဖြင့် ကုက္ကုစ္စကိုပါယူ။ကာမစ္ဆန္ဒ-စသည်ကို “အဝသေသ နိဝရဏ” ဟု ဆိုသည်။]

တာ၊ ထို ကာယကမ္မညတာ စိတ္တကမ္မညတာတို့သည်။ ပသာဒနိယဝတ္ထု၊ သူကြည်ညိုဖွယ်ဝတ္ထုတို့၌။ ပသာဒါဝဟာ၊ ကြည်ညိုခြင်းကို ဆောင်တတ်ကုန်၏။ သုဝဏ္ဏဝိသုဒ္ဓိ ဝိယ၊ အလွန် သန့်ရှင်းစင်ကြယ်သော ရွှေကဲ့သို့။ ဟိတကြိယာ၊ စီးပွားကိုပြုခြင်းတို့၌။ ဝိနိယောဂက္ခမဘာဝါဝဟာ၊ ယှဉ်စပ်သုံးစွဲမှု၌ ခံသည်၏ အဖြစ်ကို ဆောင်တတ်ကုန်၏။ ဣတိ ဒဋ္ဌဗ္ဗာ။ [လျော်ပြီး ဦးပြီးသော ရွှေသည် ပုတီး နားတောင်းစသော ဖန်ဆာပြုမှုတို့၌ သုံးစွဲခြင်းငှာ သင့်လျော်သကဲ့သို့၊ ကောင်းသောကိစ္စတို့၌ စိတ် စေတသိက်များကို ယှဉ်စပ် သုံးစွဲခြင်းငှာ သင့်လျော်အောင် ရွက်ဆောင်ပတ်ကြသည် ဟူလို။]

ကာယဿ၊ ၏။ ပါဂုညဘာဝေါ၊ ပြုံးတီးလေ့လာ မကျင့်နာသည်၏ အဖြစ်ဟည်း။ ကာယပါဂုညတာ၊ အဖြစ်။ စိတ္တဿ၊ ၏။ ပါဂုညဘာပေါ၊ ဟည်း။ စိတ္တပါဂုညတာ။ တာ၊ ထို ကာယပါဂုညတာ စိတ္တပါဂုညဟာတို့သည်။ ကာယစိတ္တာနံ၊ တို့၏။ အဂေလည ဘာဝလက္ခဏာ၊ မကျင့်နာကုန်သည်၏အဖြစ် ဟူသော လက္ခဏာရှိကုန်၏။ ကာယ။ပ။ရသာ၊ စေတသိက်အပေါင်း စိတ်တို့၏ ကျင့်နာကုန်သည်၏အဖြစ်ကို နှိမ်နင်းခြင်း ကိစ္စရှိကုန်၏။ နိရာဒိနဝ ပစ္စုပဋ္ဌာနာ၊ အပြစ်မရှိသောတရား ဟု ယောဂီတို့။ပ။ကုန်၏။ ကာယစိတ္တ ပဒ္ဓာနာ၊ ကုန်၏။ ကာယ။ပ။ဘူတာ၊ စေတသိက်အပေါင်း စိတ်တို့၏ ကျင့်နာကုန်သည်၏အဖြစ်ကို ပြုတတ်သော အသဒ္ဓိယ ပြဋ္ဌာန်းသော ကိလေသာတို့၏ ဆန့်ကျင်ဘက် ဖြစ်၍ ဖြစ်ကုန်၏။ ဣတိ ဒဋ္ဌဗ္ဗာ။

ကာယဿ၊ ၏။ ဥဇုကဘာဝေါ၊ ဖြောင့်မတ်သည်၏ အဖြစ်တည်း။ ကာယုဇုကတာ၊ အဖြစ်။ စိတ္တဿ၊ ၏။ ဥဇုကဘာဝေါ၊ တည်း။ စိတ္တုဇုကတာ။ တာ၊ ထို ကာယုဇုကတာ စိတ္တုဇုကတာတို့သည်။ ကာယစိတ္တာနံ၊ တို့၏။ အဇ္ဇဝလက္ခဏာ၊ ဖြောင့်မတ်ကုန်သည်၏ အဖြစ်ဟူသော လက္ခဏာရှိကုန်၏။ ကာယ။ပ။ရသာ၊ စေတသိက်အပေါင်း စိတ်တို့၏ ကောက်ကုန်သည်၏ အဖြစ်ကို

နှိမ်နင်းခြင်း ကိစ္စရှိကုန်၏။ အဓိမှတာပစ္စုပဋ္ဌာနာ၊ မကောက်ကျစ်ကုန်သည်၏ အဖြစ်ဖြင့် ယောဂီတို့။ပ။ထင်လာ ကုန်၏။ ကာယစိတ္တ ပဒဋ္ဌာနာ၊ ကုန်၏။ ကာယစိတ္တာနံ၊ တို့၏။ ကုဋိလ။ပ။ဘူတာ၊ ကောက်ကျစ်ကုန်သည်၏ အဖြစ်ကို ပြုတတ်သော မာယာ သာဠေယျ ပြဋ္ဌာန်းသော ကိလေသာတို့၏ ဆန့်ကျင်ဘက် ဖြစ်၍ဖြစ်ကုန်၏။ ဣတိ ဒဋ္ဌဗ္ဗာ။ [ဤ ကာယပဿဒိ-စသည်တို့၏ အဓိပ္ပာယ်ကို သဂြိုဟ်ဘာသာဒီကာ၌ အပြည့်အစုံ ပြထားပြီ။]

(ယာ ဓမ္မဇာတိ။) သရတိ၊ ဘုရား အစရှိသော အာရုံကို အမှတ်ရတတ်၏။ ဣတိ၊ ကြောင့်။ (သာ ဓမ္မဇာတိ။) သတိ၊ မည်၏။ (ယံ ဓမ္မဇာတိ။) သမ္မဇာနာတိ၊ ထက်ဝန်းကျင် အပြားတို့ဖြင့် သိတတ်၏။ ဣတိ၊ ထိုသို့ ထက်ဝန်းကျင် အပြား တို့ဖြင့် သိတတ်သည်၏ အဖြစ်ကြောင့်။ (တံ ဓမ္မဇာတိ။) သမ္မဇညံ၊ သမ္မဇည မည်၏။ သမန္တတော၊ ထက်ဝန်းကျင်၌။ ပကာရေဟိ၊ အပြားတို့ဖြင့်။ ဇာနာ တိ၊ သိတတ်၏။ ဣတိ အက္ခော၊ နက်။ ပန၊ ဆက်။ သတ္ထကသမ္မဇညံ၊ သတ္ထကသမ္မဇညလည်းကောင်း။ သပ္ပာယသမ္မဇညံ၊ လည်းကောင်း။ ဂေါစရ- သမ္မဇညံ၊ လည်းကောင်း။ အသပ္ပောဟသမ္မဇညံ၊ လည်းကောင်း။ ဣတိ၊ သို့။ စတုနံ၊ ကုန်သော။ ဣမေသံ၊ ဤ သမ္မဇညတို့၏။ ဝသေန ဖြင့်။ အဿ၊ ထို သမ္မဇည၏။ ဘေဒေါ၊ အပြားကို။ ဝေဒိတဗ္ဗော၊ [သမ္မဇည ၄-ပါးတို့၏ သဘောကို ဒီကာ၌ ရှုပါ။ ထိုထက်အကျယ်ကို သီလက္ခန္ဓာအဋ္ဌကထာ သမ္မဇည ဖလသုတ်အဖွင့်၌ ရှုပါ။] စ၊ ဆက်။ တေသံ၊ ထို သတိ သမ္မဇညတို့၏။ လက္ခဏာ ဒီနိ၊ တို့ကို။ သတိန္ဒြိယပညိန္ဒြိယေသု၊ တို့၌။ ဝုတ္တနယေနေဝ၊ ဆိုအပ်ပြီးသော နည်းဖြင့်သာ။ ဝေဒိတဗ္ဗာနံ၊ ကုန်၏။ ဣတိ၊ ဤသို့လျှင်။ ဟေဋ္ဌာ၊ ၌။ ဝုတ္တမေဝ၊ ဟောတော်မူအပ်ပြီးသည်သာလျှင် ဖြစ်သော။ တံ ဓမ္မဒ္ဓယံ၊ ထို သတိ ပညာ တရားနှစ်ပါးအပေါင်းကို။ ပန၊ တဖန်။ ဣမသ္မိံ ဌာနေ၊ ဤ အရာ ၌။ ဥပကာရဝသေန၊ လျော်သောကျေးဇူးကို ပြုတတ်သည်၏ အစွမ်းဖြင့်။

၁။ သမ္မဇညံ ။ သံကို “သမန္တတော” ဟု လည်းကောင်း၊ ပက် “ပကာရေဟိ” ဟုလည်းကောင်း ဖွင့်သည်။ သိသင့်သမျှ အာရုံအားလုံးကို အမျိုးမျိုးအဖုံဖုံ စုံအောင် သိနိုင်သည်--ဟူလို၊ တရားကိုယ်မှာ ပညာပင်တည်း။ “ဇာနာတိ” ဟု ကတ္ထုသာဓိ ဝစနတ္ထပြုသောကြောင့် သံ-ရှေး ပ-ရှေးရှိသော ဉာဓာတ်၊ ကိယာဒိ-နာပစ္စည်းဖြင့် “သမ္မဇာန” ဟု ဖြစ်ပြီးနောက် ကိတ်ဏှပစ္စည်းသက်၍ ချကို ဥပြု၊ ဒွေဘော်လာပြီး လျှင် ဇာ၌ ရာသပြု၊ ဏှပစ္စည်းကို “ကတ္တာဟော” ဟု ကြံပါ။ အခြားနေရာ၌ကား သတော သမ္မဇာနော စသည်ဖြင့် သမ္မဇာနပုဒ်က ပုဂ္ဂိုလ်ကိုဟော၍ “သမ္မဇာနဿ+ ဘာဝေါ သမ္မဇညံ” ဟု ပြုရသည်။ ဒီကာ၌ “သမံ သမန္တတော ပကာရေဟိ ဇာနနံ သမ္မဇညံ” ဟု ဘာဝသာနေ တနည်းပြထား၏။

ဂဟိတံ၊ ယူတော်မူအပ်ပြီ။ [ဤ တရား ၂-ပါးသည် ကမ္မဋ္ဌာန်းအားထုတ်သော ယောဂီတိုင်းအား ကျေးဇူးများသောကြောင့် ထပ်၍ ယူအပ်သည်-ဟုလို။]

(ယော သဘာဝေ ။) ကာမစွန္ဒာဒယော၊ အစွန္ဒာဒယော။ ပစ္စနိကဓမ္မေ၊ ဆန့်ကျင်ဘက် တရားတို့ကို။ သမေတိ၊ ငြိမ်းစေတတ်၏။ ဣတိ၊ ထိုသို့ကာမစွန္ဒာ-အစွန္ဒာသော ဆန့်ကျင်ဘက်တရားတို့ကို ငြိမ်းစေတတ်သည်၏ အဖြစ်ကြောင့်။ (သော သဘာဝေ ။) သမထော၊ မည်၏။ (ယာ ဓမ္မဇာတိံ။) အနိစ္စာဒိဝံသေန၊ အနိစ္စ-အစရှိသည်တို့၏ အစွမ်းဖြင့်၊ ဝိဝိဓေဟိ၊ အထူးထူး အပြားပြားကုန် သော။ အာကာရေဟိ၊ တို့ဖြင့်။ [အနိစ္စ၊ ဒုက္ခ၊ အနတ္တကိုပင် “ဝိဝိဓအာကာရ” ဟု ဆိုသည်။] ဓမ္မေ၊ တေဘူမက တရားတို့ကို။ ပဿတိ၊ ရှုတတ်၏။ ဣတိ၊ ထိုသို့ အနိစ္စ-အစရှိသော အထူးထူးအပြားပြားသော အခြင်းအရာတို့ဖြင့် တေဘူမက တရားတို့ကို ရှုတတ်သည်၏ အဖြစ်ကြောင့်။ (သာ ဓမ္မဇာတိံ။) ဝိပဿနာ၊ မည် ၏။ သော။ ဤ ဝိပဿနာသည်။ အတ္ထတော၊ အနက် တရားကိုယ်အားဖြင့်။ ပညာဝ၊ ပညာပင်တည်း။ ဒိန္နံ၊ ကုန်သော။ ဣမေသမ္ပိ၊ ဤ သမထ ဝိပဿနာ တရားတို့၏လည်း။ လက္ခဏာဒီနိ၊ တို့ကို။ ဟေဋ္ဌာ၊ ဌ။ ဝုတ္တာနေဝ၊ ဆိုအပ်ကုန် ပြီးသည်သာ။ ပန၊ ထိုသို့ပင် အောက်၌ ဟောတော်မူအပ်ပါကုန်သော်လည်း။ ဣမ၊ ဤနေရာ၌။ ဧတေ၊ ဤ သမထ ဝိပဿနာ တရားတို့ကို။ ယုဂနဒ္ဒဝသေန^၁၊ အစုံဖွဲ့အပ်သော တရားတို့၏ အစွမ်းဖြင့်။ ဂဟိတံ၊ ကုန်ပြီ။

(ယော သဘာဝေ ။) သဟဇာတဓမ္မေ၊ တို့ကို။ ပဂ္ဂဏှာတိ၊ ချီးမြှောက်၏။ ဣတိ၊ ထိုသို့ တကွဖြစ်ဖက်တရားတို့ကို ချီးမြှောက်တတ်သည်၏ အဖြစ်ကြောင့်။ (သော သဘာဝေ ။) ပဂ္ဂါဟော၊ မည်၏။ [တရားကိုယ်မှာ ဝီရိယပင်တည်း။]

၁။ ယုဂနဒ္ဒဝသေန။ ယုဂေါ၊ ထမ်းပိုး၌။ နဒ္ဒာ၊ ဖွဲ့အပ်သော အာဇာနည်မြင်း တို့တည်း။ ယုဂနဒ္ဒာ၊ တို့။ အာဇာနည်မြင်းတို့သည် တစီးကိုတစီးက မလွန်ပဲ အချင်း ချင်း ကျေးဇူးပြုကာ အညီအမျှ ထမ်းပိုးကို ထမ်းဆောင်ကြသကဲ့သို့၊ ထိုအတူ သမထ ဝိပဿနာတရားတို့လည်း ကမ္မဋ္ဌာန်းအာရုံတခု၌ အချင်းချင်း လွန်ဟက်၍မသွားပဲ အညီ အမျှ အာရုံပြုကြရသည်။ [သမံ ပဝတ္တာတိ အညမညာနတိဝတ္တနေန သမံ။ ပ။ ပဝတ္တာ။ - အနုဋီကာ။] နဒ္ဒာ၌ နဟ-ဗန္ဓနေဟူသော ဓာတ်၊ တ-ပစ္စည်း၊ သိနိဟ-မှ သိနိဒ္ဓဖြစ်သကဲ့ သို့တည်း။ အချို့စာအုပ်များ၌ “ယုဂနန္ဒာ” ဟု ရှိ၏။ ယိုပါငြိ၌ နန္ဒဓာတ်လည်း ဖွဲ့ခြင်း အနက်ဟောပင်၊ အ-ပစ္စည်းဟု ကြံပါ။

အနုဋီကာ။ ။ အညမညသဟာယဘာဂ္ဂပဂမနေန ယောဂီနော မနောရထဓုရာ-ကမုနေ (စိတ်တည်းဟူသော ရထားထမ်းပိုးကို ဆွဲငင်ခြင်း၌) ရထဓုရာကမုနေ ဝိယ အာဇာနေယုယုဂေါ ယုဂလကော ဟုတွာ အညမညာနတိဝတ္တမာနေန နဒ္ဒာ မဒ္ဒာ ဝိယာတိ ဝါ ယုဂနဒ္ဒာ၊ ဤသို့လည်းဖွင့်သေး၏။ ဤအလို “ယုဂေါ၊ အစုံသည် (ဟုတွာ။) မဒ္ဒာ၊ ဖွဲ့အပ်သော တရားတို့တည်း။ ယုဂနဒ္ဒာ၊ တို့” ဟု ပြပါ။

ဥဒ္ဓစ္စသင်္ခါတဿ၊ သော။ ဝိက္ခေပဿ၊ သမ္ပယုတ်တရားတို့ကို အထူးထူး အပြား-
 ပြား ပစ်လွှတ်တတ်သောတရား၏။ ပဋိပက္ခဘာဝတော၊ ဆန့်ကျင်ဘက်၏အဖြစ်
 ကြောင့်။ ဝိက္ခေပေါ၊ ဝိက္ခေပသည်။ န၊ ဗဟုတ်။ ဣတိ၊ ကြောင့်။ အဝိက္ခေ-
 ပေါ၊ မည်၏။ [အ သဒ္ဓါသည် ပဋိပက္ခအနက်ဟော။ တရားကိုယ်မှာ သမာဓိပင်
 တည်း။] တေသံပိ၊ ဤ ပဂ္ဂါဟ အဝိက္ခေပ တို့၏လည်း။ [ပိဖြင့် သက် သမ္ပဇည
 ကို ပေါင်း။] လက္ခဏာဒီနိ၊ တို့ကို။ ဟေဋ္ဌာ၊ ဝုတ္တာနေဝ၊ ဆိုအပ်ကုန်ပြီးသည်သာ။
 ပန၊ ထိုသို့ပင် အောက်၌ ဟောတော်မူအပ်ပြီး ဖြစ်ပါကုန်သော်လည်း။ ဣဓ၊
 ဤနေရာ၌။ ဧတံ ဒွယံ၊ ဤ ပဂ္ဂါဟ အဝိက္ခေပ ၂-ပါးအပေါင်းကို။ ဝီရိယ
 သမာဓိယောဇနတ္ထာယံ၊ ဝီရိယ သမာဓိတို့ကို ယှဉ်စေရပုံကို ပြခြင်းအကျိုးငှာ။
 ဂဟိတံ၊ ထပ်၍ ယူတော်မူအပ်ပြီ။ ဣတိ ဝေဒိတဗ္ဗံ။

ယေဝါပနကအဖွင့်

ယေဝါပန။ ပ။ ကုသလာတံ၊ ကား။ ဖဿော ဟောတံ။ ပ။ အဝိက္ခေပေါ
 ဟောတံတိ၊ ဟူ၍။ ဧဝံလံ၊ ယေဝါပနက တရားမဖက်သက်သက်။ ပဒပဋိပါဠိ-

၁။ ဝီရိယသမာဓိယောဇနတ္ထာယ။ ။ သဗ္ဗကုသလဓမ္မေသု လီနဒ္ဓစ္စာဘာဝေါ ဧတေဟိ
 ဒ္ဓိဟိ သမံ ယုတ္တေဟိ ဝီရိယသမာဓိယောဇနတ္ထာယာတိ အာဟ၊ ယောဂဝစန-
 တ္ထာယာတိ အတ္ထော-အလုံးစုံသော ကုသိုလ်တရားတို့၌ တွန့်ဆုတ်ခြင်း၊ ပျံလွင့်ခြင်း
 ၏ မရှိမှုသည် အညီအမျှ ယှဉ်ကြကုန်သော ဤ ဝီရိယ သမာဓိ ၂-ပါးတို့ကြောင့်
 ဖြစ်၏။ ထို့ကြောင့် “ဝီရိယသမာဓိယောဇနတ္ထာယ” ဟု သင်္ဂဟအဋ္ဌကထာဆရာ ဆို
 သည်။ -ဋီကာ။ ဤဋီကာ၌ ယောဇနတ္ထာယ ကို “ယောဂဝစနတ္ထာယ” ဟု အဓိပ္ပာယ်
 ဖွင့်၏။ “ယောဇနတ္ထာယ၊ ယှဉ်စေရပုံကို ပြဆိုခြင်းအကျိုးငှာ” ဟု ပေးပါ။ ဘုရားရှင်
 က ယှဉ်စေပုံကိုသာ ပြတော်မူ၏။ ယှဉ်စေသောပုဂ္ဂိုလ်ကား ယောဂိဂ္ဂိုလ်တည်း။ “ဝီရိယ
 သမာဓိတို့၏ ထိုထိုကုသိုလ်ကိစ္စ၌ အညီအမျှ ယှဉ်ကြရပုံကိုဆိုခြင်း (ယှဉ်စေရသည်ဟု
 နားလည်စေခြင်း) အကျိုးငှာ ဤပဂ္ဂါဟ အဝိက္ခေပ ၂-ပါးကို ထပ်၍ ဘုရားရှင်ယူတော်
 မူသည်” ဟု အဓိပ္ပာယ်မှတ်ပါ။

မှန်၏။ ဝီရိယနှင့် သမာဓိလည်းအညီအမျှ ယှဉ်ကြရသော တပါးကို တပါးက မလွန်
 ရသော တရားပင်တည်း။ “ဝီရိယလွန်တော့ ဥဒ္ဓစ္စ၊ သမာဓိလွန်တော့ ကောသဇ္ဇ” ဟု
 ရှေးဆရာတို့ ဆိုရိုးအတိုင်း ဝီရိယလွန်၍ သမာဓိလျော့နေလျှင် ဥဒ္ဓစ္စဖြစ်တတ်၏။ သမာဓိ
 လွန်၍ ဝီရိယလျော့နေလျှင်လည်း ကောသဇ္ဇဖြစ်၍ တွန့်ဆုတ်နေတတ်၏။ ဤတရား
 ၂-ပါးသည် အညီအမျှ ယှဉ်နေမှသာ လိုရာကိစ္စ ပြီးစေနိုင်သည်။ ထို့ကြောင့် “ဝီရိယ
 သမာဓိယောဇနတ္ထာယ၊ ဝီရိယသမာဓိတို့ကို ယှဉ်စေရပုံကို ပြခြင်းအကျိုးငှာ” ဟု ပေး
 ဟားသည်။

၂။ ယေဝါပန။ ပ။ ကုသလာ။ ။ အဋ္ဌကထာ ဆရာသည် ယေဝါပန။ ပ။ အရူပိနော
 ဓမ္မာကို အပ္ပနာပရိစ္ဆေဒ (နိဂုံးအပိုင်းအခန်း) ၌ သွင်းပြခဲ့၏။ ထို့ကြောင့် “ယေဝါပန

ယာ၊ ပုဒ်တို့၏အစဉ်အားဖြင့်။ ဥဒ္ဓိဋ္ဌာ၊ သရုပ်အယု ယုတ်ပြအပ်ပြီးကုန်သော။
 ဣမေ ပရောပဏ္ဏာသဓမ္မာ ဝေ၊ ဤငါးဆယ်ထွက်ပိုလွန်သော တရားတို့သည်သာ။
 (၅၆-ပါးတို့သည်သာ။ ဟောန္တိ၊ ဖြစ်ကုန်သည်ကား။) န၊ မဟုတ်သေး။
 အထခေါ၊ အဟုတ်ကား။ ယသ္မိံ သမယေ၊ ဤ။ ကာမာဝစရံ၊ ကာမာဝစရ
 ဖြစ်သော။ တိဟေတုကံ၊ တိဟိတ်ဖြစ်သော။ သောမနဿသဟံဂတံ၊ သောမနဿ-
 သဟဂုတ်ဖြစ်သော။ ငဠမံ၊ ရှေးဦးစွာသော။ အသင်္ခါရိကံ၊ အသင်္ခါရိကဖြစ်
 သော။ မဟာစိတ္တံ၊ မဟာကုသိုလ်စိတ်သည်။ ဥပ္ပန္နံ၊ အတိတ်စိတ်၏ ဘင်ခဏမှ
 အထက်ဖြစ်သော နောက်ကာလ၌ ခဏတ္တယသ္မိံ ရောက်သည်။ ဟောတိ၊ ၎င်း။
 တသ္မိံ သမယေ၊ ဤ။ အညေပိ၊ ဖဿ-စသည်တို့မှ တခြားလည်း ဖြစ်ကုန်သော။
 တေဟိယေဝ ဖဿာဒီဟိ၊ ထို ဖဿ-အစရှိသည်တို့နှင့်ပင်။ သမ္ပယုတ္တာ၊ အညီ
 အမျှ ကျေပွာဒတာ-အစရှိသော အပြားတို့ဖြင့် ယှဉ်ကုန်သည်။ ဟုတွာ၊ ၎င်း။
 ပဝတ္တမာနာ၊ ဖြစ်ကုန်သော။ အတ္တနော အတ္တနော၊ အား။ အနုရူပံ၊ လျော်
 သော။ ပစ္စယံ၊ အကြောင်းကို။ ပဋိစ္စ၊ စွဲမြီ၍။ သမ္ပပ္ပန္နာ၊ ဖြစ်ကုန်သော။
 ရူပါဘာဝေန၊ ဖောက်ပြန်ခြင်း၏ မရှိခြင်းကြောင့်။ အရူပိနော၊ ဖောက်ပြန်
 ခြင်း မရှိကုန်သော။ (ဝါ၊ နာမ် ဖြစ်ကုန်သော။) သဘာဝတော၊ မိမိ မိမိတို့
 ၎င်း အမှတ်အသားအားဖြင့်။ ဥပလဗ္ဘမာနာ၊ ရအပ်ကုန်သော။ ယေဝါပန ဓမ္မာ၊
 အကြင် တရားတို့သည်။ အတ္တိ၊ ရှိကုန်၏။ သဗ္ဗေပိ၊ အလုံးစုံလည်း ဖြစ်ကုန်
 သော။ (ဖဿမှစ၍ အားလုံးလည်း ဖြစ်ကုန်သော။) ဣမေ ဓမ္မာ၊ တို့သည်။
 ကုသလာ၊ ကုသိုလ်တရားတို့တည်း။ တောဝတာ၊ ဤမျှ အတိုင်းအရှည်ရှိသော
 ဖဿော-အစ အရူပိနောဓမ္မာ-တိုင်အောင်သောစကားအစဉ်ဖြင့်။ စိတ္တဂံဝသေ
 န၊ စိတ်၏ အင်္ဂါ၏အဖြစ်ဖြင့်။ ပါဠိယံ၊ ဤ။ အာရုဠေ၊ တက်ရောက်ကုန်သော။
 ပရောပဏ္ဏာသ ဓမ္မေ၊ ၅၀-ကျော် တရားတို့ကို။ ဒီပေတွာ၊ ပြတော်မူပြီး၍။
 ယေဝါပနကဝသေနံ၊ ယေဝါပနက၏ အဖြစ်ဖြင့်။ ဝါ၊ ယေဝါပန-သဒ္ဓါ

။ပ။ကုသလာတိ” ဟု တပေါင်းတည်း တည်ပါဠိလုပ်သည်။ “ဖဿု-စသောအားဖြင့်
 သရုပ်ပြခဲ့သော ၅၆-ပါး တရားတို့သာ မကသေး၊ အခြားသော တရားများလည်း ရှိကြ
 သေး၏။ ထိုတရားအားလုံးပင် ကုသိုလ်တရားများဖြစ်ကြသည်-ဟူလို။ [ပါဠိတော်၌
 ပဋိစ္စသမုပ္ပန္နာ အရူပိနော ဓမ္မာပုဒ်တို့တွင် ပဋိစ္စ၏ကံကို “အတ္တနော အတ္တနော အနုရူပံ
 ပစ္စယံ” ဟု ထည့်၏။ အရူပိနောကို “ရူပါဘာဝေန” ဟု ဝိသေသနထည့်၍ ဖွင့်၏။
 “ရူပနံ ရူပံ၊ နတ္ထိ+ရူပံ+ဧတေသန္တိ အရူပိနော” ဟု ပြုပါ။ ဓမ္မာကို “သဘာဝတော
 ဥပလဗ္ဘမာနာ” ဟု ဖွင့်၏။ ထိုသို့ဖွင့်သဖြင့် အစစ်အမှန် မရကောင်းသော ပညတ္တိဓမ္မ
 တို့ကို တားမြစ်သည်။ “အစစ်အမှန် ပရမတ္ထအားဖြင့် ရအပ် ရကောင်းသည်” ဟူလို။]

၁။ ယေဝါပနကဝသေနံ။ ။ပါဠိတော်၌။ “ယေဝါပန” ဟု ဟောတော်မူအပ်
 သော တရားကို “ယေဝါပနက” ဟု ခေါ်သည်။ ယေဝါပနာတိ၊ ယေဝါပနတို့ဟူ၍။

ဖြင့် ဟောတော်မူအပ်သော တရားတို့၏ အဖြစ်ဖြင့်။ အပရေပိ၊ တခြားလည်း ဖြစ်ကုန်သော။ နဝ၊ ကုန်သော။ ဓမ္မေ၊ ဆန္ဒ အဓိမောက္ခ အစရှိသောတရား တို့ကို။ ဓမ္မရာဇာ၊ တရားမင်းဘုရားသည်။ ဒီပေတိ၊ ပြတော်မူ၏။

ဟိ၊ မှန်။ တေသု တေသု သုတ္တပဒေသု၊ ထိုထို ပါဠိတော်ပုဒ်တို့၌။ ဆန္ဒော၊ ဆန္ဒ လည်းကောင်း ။ ပ။ မိစ္ဆာဇီဝဝိရတိ၊ မိစ္ဆာဇီဝဝိရတိလည်းကောင်း။ ဣတိ၊ သို့။ နဝ၊ ကုန်သော။ ဣမေ ဓမ္မာ၊ တို့သည်။ ပညာယန္တိ၊ ထင်ရှားကုန်၏။ စ၊ ဆက်။ ဣမသ္မိံပိ မဟာစိတ္တေ၊ ဤ ပထမ မဟာကုသိုလ်စိတ်၌လည်း။ ကတ္တု- ကမ္ပတာ ကုသလဓမ္မန္တော၊ ပြုခြင်းငှာ အလိုရှိသူ၏အဖြစ်ဟူသော ကုသိုလ် ဓမ္မဖြစ်သော ဆန္ဒသည်။ အတ္ထိ၊ ရှိ၏။ ဝါ၊ ပါဝင်၏။ ပန၊ ထိုသို့ပင် ရှိပါ သော်လည်း။ စိတ္တဂံဝသေန၊ ဖြင့်။ ပါဠိယံ၊ ၌။ န အာရုဇ္ဇော၊ မတက်ရောက်။ [အာပုဗ္ဗ-ရဟဓာတ်၊ တ-ပစ္စည်း ဖြစ်၍ ကတ္တားဟော ကြံသည်၊ ကံဟောဖြစ် လျှင် “အာရောပိတော” ဟု ကာရိတ်ဝင်စေရသည်။] သော၊ ထို ကုသလ- ဓမ္မန္တောကို။ ဣမ၊ ဤ ပထမ မဟာကုသိုလ်စိတ်၌။ ယေဝါပနကဝသေန၊ ယေဝါပနက-သဒ္ဓါဖြင့် ဟောတော်မူအပ်သော တရား၏ အဖြစ်ဖြင့်။ ဂဟိ- တော၊ ယူအပ်တော်မူပြီ။

[ဣမသ္မိံပိ မဟာစိတ္တေကို ပုဒ်တိုင်းလိုက်စေ။] အဓိမောက္ခော၊ သည်။ အတ္ထိ။ ပ။ တတြမဇ္ဈတ္တတာ အတ္ထိ။ မေတ္တာ ပုဗ္ဗဘာဂေါ၊ အပုနာသ္မိရောက်သော မေတ္တာ၏ ရှေ့အဖို့၌ဖြစ်သော ပရိကံ မေတ္တာသည်။ အတ္ထိ။ [မဟာကုသိုလ် အရာဖြစ်၍ အပုနာသ္မိရောက်မေတ္တာကို မယူရ၊ မဟာကုသိုလ်၌ယှဉ်သော ပရိကံ မေတ္တာကိုသာ ယူရသည်။ “ပရိကံမေတ္တာ” ဟူရာ၌ သာမန်မေတ္တာများလည်း ပါဝင်၏။ နောက် ပုဗ္ဗဘာဂတို့၌လည်း ဤအဓိပ္ပာယ်မှီးပါ။] သော၊ ထိုမေတ္တာ ပုဗ္ဗဘာဂသည်။ ဝါ၊ ကို။ အဒေါသေ၊ အဒေါသကို။ ဂဟိတေ၊ ယူအပ် သော်။ ဂဟိတောဝ၊ ယူအပ်ပြီးတော့သည်သာ။ ဟောတိ။ [“အဒေါသော ဟောတိ” အရတုန်းက ပါဝင်သွားလေပြီ-ဟူလို။] ကရုဏာ ပုဗ္ဗဘာဂေါ၊ အပုနာသ္မိရောက်သော ကရုဏာ၏ ရှေ့အဖို့၌ဖြစ်သော ပရိကံကရုဏာသည်။ အတ္ထိ။ မုဒိတာ ပုဗ္ဗဘာဂေါ၊ သည်။ အတ္ထိ။ [ဤ ကရုဏာ မုဒိတာကား ပါဠိတော်၌အခြားနာမည်တမျိုးဖြင့် မယူခဲ့သေး။] ဥပေက္ခာပုဗ္ဗဘာဂေါ၊ အပုနာ

ကာယန္တိ ကထိယန္တိ၊ ဟောတော်မူအပ်ကုန်၏။ ဣတိ၊ ကြောင့်။ ယေဝါပနကာ၊ တို့မည် ၏။ ကာ-ဓာတ်သည် ကထန-အနက်ဟော။ ဖသော ဟောတိ စသည်တို့ကဲ့သို့ သရုပ် သကောင်အားဖြင့် မဟောပဲ ယေဝါပန-သဒ္ဓါဖြင့် ပေါင်းရုံး၍ ရောပြွမ်း သောပြွမ်း ဟော တော်မူအပ်သော တရားများ-ဟူလို။

သို့ရောက်သော ဥပေက္ခာ၏ ရှေ့အဖို့ဖြစ်သော ပရိကံဥပေက္ခာသည်။ အတ္ထိ။ သော ပန၊ ထို ဥပေက္ခာသည်ကား။ ဝါ၊ ကိုကား။ တတြမဇ္ဈတ္တတယ၊ တတြမဇ္ဈတ္တတာကို။ ဂဟိတယ၊ ယူအပ်သော်။ ဂဟိတော၊ ယူအပ်ပြီး တော့သည်သာ။ ဟောတိ။ [ယေဝါပနက-အဖြစ်ဖြင့် တတြမဇ္ဈတ္တတာကို ယူလိုက်လျှင် ထို ဥပေက္ခာပုဗ္ဗဘာဂ ပါဝင်တော့သည်-ဟူလို။] သမ္မာဝါစာ၊ သည်။ အတ္ထိ။ပ။ သမ္မာကမ္မန္တော၊ သည်။ အတ္ထိ။ပ။ [ဤသို့ ပေယျာလရှိသင့် ၏။ ထို ပေယျာလဖြင့် “စိတ္တဝိဝသေန ပန” စသည်ကို မြှုပ်ထား၏။ ဤသို့ (ပေ) ဟု ရှိမှ နောက်လာမည့် “သောပိ” ဖြင့် သမ္မာအာဇီဝ တပါးတည်းကို စွဲနိုင်မည်။] သမ္မာအာဇီဝေါ အတ္ထိ။ ပန၊ ထိုသို့ပင် ရှိပါသော်လည်း။ စိတ္တဝိဝသေန ပါဠိယံ န အာရုဇဇော။ သောပိ၊ ထို သမ္မာအာဇီဝကိုလည်း။ ဣမ ဤ ပထမ မဟာကုသိုလ်စိတ်၌။ ယေဝါပနကဝသေန။ ဂဟိတော၊ ပြီ။

ပန၊ ဆက်။ နဝသု၊ ကုန်သော။ ဣမေသု၊ ဤ တရားတို့တွင်။ ဆန္ဒော၊ လည်းကောင်း။ ပ။ တတြမဇ္ဈတ္တတာ၊ လည်းကောင်း။ ဣတိ၊ သို့။ ဣမေ စတ္တာရော၊ ဤ လေးပါးသော စေတသိက်တို့ကိုသာ။ ဧကက္ခဏေ၊ တပြိုင် နက်သော ခဏ၌။ လဗ္ဘန္တိ၊ ရအပ်ကုန်၏။ [နိယတယောဂီ စေတသိက်များ ဖြစ်သောကြောင့် တပြိုင်နက် ယှဉ်ကြသည်-ဟူလို။] သေသာ၊ ကြွင်းသော စေတသိက် ၅-ပါးတို့ကို။ နာနာက္ခဏေ၊ အသီး အသီးသော ခဏ၌။ (လဗ္ဘန္တိ။) [အနိယတယောဂီ စေတသိက်များ ဖြစ်သောကြောင့်လည်းကောင်း၊ အာရုံမတူသောကြောင့် လည်းကောင်း တပြိုင်နက်မရနိုင်-ဟူလို။] ဟိ၊ မှန်။ ယဒါ၊ ၌။ ဣမိနာ စိတ္တေန၊ ဖြင့်။ မိစ္ဆာဝါစံ၊ မိစ္ဆာဝါစာကို။ ပဇဟတိ၊ ပယ် စွန့်၏။ [မပြောတော့ဟု ရှောင်ကြဉ်သောအားဖြင့် ပယ်စွန့်၏။] ဝိရတိဝသေန၊ ဖြင့်။ သမ္မာဝါစံ၊ ကို။ ပူရေတိ၊ ပြည့်စေ၏။ တဒါ၊ ၌။ ဆန္ဒာဒယော၊ အစရှိကုန်သော။ စတ္တာရော၊ ၄-ပါးသော နိယတစေတသိက်တို့လည်းကောင်း။ သမ္မာဝါစာ စ၊ လည်းကောင်း။ ဣတိ၊ သို့။ ဣမေ ပဉ္စ၊ ဤ ၅-ပါးသော စေတသိက်တို့ကို။ ဧကက္ခဏေ၊ ၌။ လဗ္ဘန္တိ၊ ရအပ်ကုန်၏။

၁။ မိစ္ဆာဝါစံ။ပ။ပူရေတိ။ ။ “မိစ္ဆာဝါစာကို ပယ်စွန့်၍ ဝိရတိ၏အစွမ်းဖြင့် စိတ် အင်္ဂါကို ပြည့်စေ၏” ဟူရာ၌ “ကောင်းသောစကားကို ပြောသောအားဖြင့် စိတ်အင်္ဂါကို ပြည့်စေသည်မဟုတ်၊ သမ္မာဝါစာဝိရတိနှင့် ယှဉ်သောအားဖြင့် စိတ်အင်္ဂါကို ပြည့်စေ၏” ဟု သိစေလို၍ “ဝိရတိဝသေန။ပ။ပူရေတိ” ဟုမိန့်သည်။ [ဝိရတိဝသေနာတိဝစိပဝတ္ထိယာ န ပူရေတိ၊ ကိန္တု ဝိရတိယောဂေနာတိ အတ္ထော။-ဋီကာ။] “မိစ္ဆာကမ္မန္တံ ပဇဟတိ၊ ဝိရတိဝသေန သမ္မာကမ္မန္တံ ပူရေတိ” ၌လည်း နည်းတူ။

ယဒါ မိစ္ဆာကမ္မန္တံ ပဇဟတိ၊ ဝိရတိဝသေန သမ္မာကမ္မန္တံ ပူရေတိ၊ တဒါ ဆန္ဒာဒယော စတ္တာရော၊ သမ္မာကမ္မန္တောစာတိ ဣမေ ပဉ္စ ဧကက္ခဏေ လဗ္ဘန္တိ။
 ယဒါ မိစ္ဆာအာဇီဝံ ပဇဟတိ၊ ဝိရတိဝသေန သမ္မာအာဇီဝံ ပူရေတိ၊ တဒါ ဆန္ဒာဒယော စတ္တာရော၊ သမ္မာအာဇီဝေါစာတိ ဣမေ ပဉ္စ ဧကက္ခဏေ လဗ္ဘန္တိ။
 ယဒါ ကရုဏာယ၊ ဖြင့်။ ပရိကမ္ပံ၊ ပရိကံကို။ ကရေတိ၊ ဟဒါ ဆန္ဒာဒယော စတ္တာရော၊ ကရုဏာပုပ္ဖဘာဂေါစာတိ ဣမေ ပဉ္စ ဧကက္ခဏေ လဗ္ဘန္တိ။
 ယဒါ မုဒိတာယ ပရိကမ္ပံ ကရေတိ၊ တဒါ ဆန္ဒာဒယော စတ္တာရော၊ မုဒိတာပုပ္ဖဘာဂေါစာတိ ဣမေ ပဉ္စ ဧကက္ခဏေ လဗ္ဘန္တိ။

ပန၊ ဆက်။ ဣတော၊ ဤ သမ္မာဝါစာကို ပြည့်စေခြင်း အစရှိသည်မှ။ (ဝိရတိ ၃-ပါး ကရုဏာ မုဒိတာတို့မှ။) မုစ္ဆိတော၊ လွတ်၍။ [အချို့စာအုပ်၌ “မုစ္ဆိတော” ဟု ရှိ၏။ ဒီဝါဒိ မုစ-ဓာတ်သည် အပါဒါန်ကို ငဲ့သည်။ ရုဓာဒိ ဖြစ်မှု ကံကိုငဲ့၍ “ဣမေ မုစ္ဆိတော” ဟု ရှိရလိမ့်မည်။] ဒါနံ၊ အလှူကို။ ဒေန္တဿ၊ ပေးလှူသူ၏ (သန္တာန်၌လည်းကောင်း။) သီလံ၊ ကို။ ပူရေန္တဿ၊ ဖြည့်ကျင့်သူ၏ (သန္တာန်၌လည်းကောင်း။) ယောဂေ၊ အားထုတ်အပ်သော ကမ္မဋ္ဌာန်း၌။ ကမ္ပံ၊ စီးဖြန်းမှုကို။ ကရေန္တဿ၊ ပြုသူ၏ (သန္တာန်၌လည်းကောင်း။) စတ္တာရိ၊ ဆန္ဒ အဓိမောက္ခ မနသိကာရ တဗြဟ္မဇ္ဈတ္တတာအားဖြင့် ၄-ပါး ကုန်သော။ အပဏ္ဏကင်္ဂါနေဝ၊ မချွတ်မယွင်းသော အင်္ဂါတို့ကိုသာ။ (အမြဲယှဉ်သော အင်္ဂါတို့ကိုသာ။) လဗ္ဘန္တိ။

ဧဝံ၊ ဤသို့လျှင်။ နဝသု၊ ကုန်သော။ ဣမေသု၊ ယေဝါပနကဓပေသု၊ တို့တွင်။ ဆန္ဒောတိ ဧတံ နာမံ၊ ဆန္ဒောဟူသော ဤအမည်သည်။ ကတ္ထုကမ္ပတောယ၊ အာရုံကို ပြုခြင်းငှာ အလိုရှိသူ၏ အဖြစ်၏။ အဓိဝစနံ၊ အမည်တည်း။ [ကမ္မစန္ဒ-စသည်၏ အမည်မဟုတ်၊ ထိုထိုအာရုံကိုပြုလိုသော ဆန္ဒစေတသိက်၏ အမည်ဖြစ်သည်-ဟူလို။] တသ္မာ၊ ကြောင့်။ သော ဆန္ဒော၊ သည်။ ကတ္ထုကမ္ပတောလက္ခဏော၊ ပြုခြင်းငှာ အလိုရှိသူ၏ အဖြစ်ဟူသော လက္ခဏာရှိ၏။ အာရမ္မဏပရိယေသနရသော၊ အာရုံကို ရှာမှီးခြင်းကိစ္စရှိ၏။ အာရမ္မဏေန၊ ဖြင့်။ အတ္တိကတာပစ္စုပဋ္ဌာနော၊ အလိုရှိသည်၏ အဖြစ်ဖြင့် ယောဂိတို့။ ပ။ ကင်္ဂါ၏။ တဒေဝ၊ ထိုအာရုံသည်ပင်။ အဿ၊ ထို ဆန္ဒ၏။ ပဒဋ္ဌာနံ၊ နီးစွာသော အကြောင်းတည်း။ စ၊ ဆက်။ အယံ၊ ဤ ဆန္ဒကို။ အာရမ္မဏဿ၊ ကို။ ဂဟဿ၊ ယူခြင်း၌။ စောသော၊ ၏။ ဟတ္ထပသာရဏံ ဝိယ၊ လက်ကို ဆန့်တန်းခြင်းနှင့် တူ၏ဟူ၍။ ဝါ၊ လက်လှမ်းခြင်းနှင့် တူ၏ဟူ၍။ ဒဋ္ဌဗ္ဗော၊ ၏။ [ဤပုဒ်တို့၏ အဓိပ္ပာယ်ကို သင်္ဂြိုဟ်ဘာသာဋီကာ၌ ပြုထားပြီ။]

အဓိမုစ္ဆနံ၊ အာရုံ၌ သက်ဝင်ခြင်း။ ဝါ၊ ဆုံးဖြတ်ခြင်း။ အဓိမောက္ခော၊
 ခြင်း။ သော၊ ထို အဓိမောက္ခသည်။ သန္နိဋ္ဌာနလက္ခဏော၊ ဆုံးဖြတ်ခြင်း လက္ခဏာရှိ၏။
 အသံသပ္ပနရသော၊ ထိုကြို ရှေ့ရှား မဆုံးဖြတ်နိုင်သော ဝိစိကိစ္ဆာ
 တရား၏ ဆန့်ကျင်ဘက်ကိစ္စရှိ၏။ နိစ္စယပစ္စုပ္ပန်နော၊ ဆုံးဖြတ်တတ်သောတရား
 ဟု ယောကိတို့ဉာဏ်အား ရှေးရှုထင်လာ၏။ သန္နိဋ္ဌာတဗ္ဗဓမ္မပဒဋ္ဌာနော၊ ဆုံးဖြတ်
 ထိုက်သော တရားလျှင် နီးစွာသော အကြောင်းရှိ၏။ အာရမ္မဏော၊ ။ နိစ္စလ
 ဘာဝေန၊ လှုပ်ရှားခြင်း မရှိသည်၏အဖြစ်ကြောင့်။ ဣန္ဒြိယော ဝိယ၊ ခိုင်မြဲစွာ
 စိုက်ထားအပ်သော တံခါးတိုင်နှင့်တူ၏ ဟူ၍။ ဒဋ္ဌဗ္ဗော။

ကိရိယာ၊ ပြုခြင်း။ ကာရော၊ ပြုခြင်း။ မနသိ၊ စိတ်၌။ ကာရော၊ အာရုံကို
 ပြုပေးခြင်းတည်း။ မနသိကာရော၊ ခြင်း။ ပုရိမ မနတော၊ ရှေးစိတ်မှ။ ဝိသဒိသံ၊
 မဘူသော။ မနံ၊ ကို။ ကရောတိ၊ ပြုတတ်၏။ ဣတိပိ၊ ကြောင့်လည်း။ မနသိ-
 ကာရော၊ မည်၏။ [ဤ ဒုတိယဝိဂ္ဂိုဟ်ဖြင့် ဝီထိပဋိပါဒက-ဇဝနပဋိပါဒက-
 မနသိကာရကိုရည်ရွယ်သည်။] သွာယံ (သော အယံ)၊ ထို မနသိကာရသည်။
 အာရမ္မဏ ပဋိပါဒကော၊ အာရမ္မဏ ပဋိပါဒက-မနသိကာရ လည်းကောင်း။
 ဝီထိ ပဋိပါဒကော၊ လည်းကောင်း။ ဇဝန ပဋိပါဒကော၊ လည်းကောင်း။
 ဣတိ၊ သို့။ တိပ္ပကာရော၊ ၃-ပါးအပြားရှိ၏။ တတ္ထ၊ ထို ၃-ပါးတို့တွင်။
 အာရမ္မဏ ပဋိပါဒကော၊ အာရုံကို ထိရောက်စေတတ်သော မနသိကာရသည်။
 မနသိ၊ ။ ကာရော၊ အာရုံကို ပြုပေးတတ်သော တရားတည်း။ ဣတိ၊ ဤ
 ဝစနတ္ထကြောင့်။ မနသိကာရော၊ မနသိကာရ မည်၏။ [တရားကိုယ်မှာ မနသိ
 ကာရ စေတသိက်ပင်တည်း။] သော၊ ထို မနသိကာရသည်။ သာရဏလက္ခဏော၊
 သမ္ပယုတ်တရားတို့ကို အာရုံသို့ ဖြောင့်ဖြောင့်မတ်မတ် သွားစေခြင်း လက္ခဏာ
 ရှိ၏။ [နောက်၌ သမ္ပယုတ္တာနံ သာရထိ ဝိယ-ကို ထောက်၍ “သာရဏ-
 သွားစေခြင်း”ဟု အနက်ပေးရသည်။ “အောက်မေ့ခြင်း”ဟု အနက်မပေးရ။]
 သမ္ပယုတ္တာနံ၊ တို့ကို။ အာရမ္မဏေန၊ နှင့်။ သမ္ပယောဇနရသော၊ ယှဉ်စေခြင်း

၁။ အသံသပ္ပနရသော။ ။ သပ္ပခတ်သည် ဂတိ-အနက်ဟောတည်း။ သံ (သမန္တ-
 တော)၊ ထက်ဝန်းကျင်အာရုံ၌+သပ္ပနံ၊ သွားခြင်းတည်း။ သံသပ္ပနံ၊ ခြင်း။ အာရုံ
 တခုတည်း၌ မတည်နိုင်၊ မဆုံးဖြတ်နိုင်ပဲ ထက်ဝန်းကျင်အာရုံ၌ ရှေ့ရှား သွားလာခြင်း
 ဟူသော သံသပ္ပနကိုပင် သံသယ (ယုံမှားခြင်း)ဟု ခေါ်၏။ အဓိမောက္ခသည် ထို
 သံသပ္ပနကို ဆန့်ကျင်ဘက်ပြုလျက် ဆုံးဖြတ်ခြင်း ကိစ္စရှိသည်။ [ဒါရကဿ ဝိယ ဣတော
 စိတောစ သံသပ္ပနဿ (ကလေးသည် အငြိမ်မနေနိုင်သကဲ့သို့ ဟိုအာရုံ သည်အာရုံ၌
 ရှေ့ရှားလျက်) ကရိဿာမိ န ကရိဿာမိတိ အဝိနိစ္စယဿ (ပြုရအံ့လော မပြုရအံ့
 လော ဟု ဆုံးဖြတ်ချက်မချနိုင်သော သံသယ၏) ပဋိပက္ခကိရိယာအသံသပ္ပနံ။-ဋီကာ။]

ကိစ္စရှိ၏။ အာရမ္မဏာဘိမုခဘာဝ ပစ္စုပဋ္ဌာနော၊ အာရုံသို့ ရှေးရှုသည်၏ အဖြစ်ဖြင့် ယောဂီတို့။ပ။ထင်လာ၏။ သင်္ခါရက္ခန္ဓာ ပရိယာပဋ္ဌော၊ သင်္ခါရ-
 က္ခန္ဓာ၌ အကျုံးဝင်၏။ သမ္ပယုတ္တာနံ၊ တို့ကို။ အာရမ္မဏ ပဋိပါဒကတ္တေန၊ အာရုံသို့ ထိရောက်စေတတ်သည်၏ အဖြစ်ကြောင့်။ သာရထိ ဝိယ၊ ရထားထိန်း နှင့် တူ၏ဟူ၍။ ဒဋ္ဌဗျော၊ ပန၊ အဖို့တပါးကား။ ဝီထိပဋိပါဒကောတိ ဧတံ၊ ဝီထိပဋိပါဒကော-ဟူသော ဤအမည်သည်။ ပဉ္စဒ္ဓါရာဝဇ္ဇနဿ၊ ပဉ္စဒ္ဓါရာဝဇ္ဇန်း ၏။ အဓိဝစနံ၊ တည်း။ ဇဝန ပဋိပါဒကောတိ(ဧတံ)၊ သည်။ မနောဒ္ဓါရာ-
 ဝဇ္ဇနဿ၊ ၏။ (အဓိဝစနံ။) ဧတ၊ ထိုဝီထိ ပဋိပါဒက၊ ဇဝန ပဋိပါဒက-မနသိ ကာရ တို့ကို။ ဣဓ၊ ဤ စိတ်အင်္ဂါကို ပြရာ၌။ န အဓိပေတာ၊ အလို့ငှါအပ် ကုန်။ [ဤ မနသိကာရ ၃-မျိုး၏ အကျယ်နှင့်တကွ လက္ခဏာ-စသည်ကို သင်္ဂြိုဟ်ဘာသာဋီကာ မနသိကာရ-စေတသိက်အခန်း၌ ရှုပါ။]

• တေသု ဓမ္မေသု၊ ထို စိတ် စေတသိက်တို့၌။ မဇ္ဈတ္တတာ၊ အလယ်အလတ်၌ တည်သော သဘောရှိသူ၏ ဖြစ်ကြောင်းဖြစ်ရာသည်။ တတြမဇ္ဈတ္တတာ၊ မည်၏။ သာ၊ ထို တတြမဇ္ဈတ္တတာသည်။ စိတ္တစေတသိကာနံ၊ တို့ကို။ သမဝါဟိတ လက္ခဏာ၊ မိမိကိစ္စ၌ အညီအမျှ ဆောင်စေခြင်း လက္ခဏာရှိ၏။ ဝါ၊ အညီအမျှ ဖြစ်စေခြင်း လက္ခဏာရှိ၏။ ဦနာဓိကတာ နိဝါရဏရသာ၊ သမ္ပယုတ်တရားတို့၏

• ၁။ သမဝါဟိတ လက္ခဏာ။ ။ “သမံ (အဝိသမံ) သကသကကိစ္စေသု ပဝတ္တန လက္ခဏာ” ဟု ဝိသုဒ္ဓိမဂ် ခန္ဓနိဒ္ဒေသ၌ မဟာဋီကာဖွင့်၏။ ထိုသို့ ဖွင့်သဖြင့် “သမံ+ ဝါဟိတ” ဟု ခွဲပြီးလျှင် သမံသည် “အညီအမျှအနက်ဟော” ဟု သိသာ၏။ ဝါဟိတ၌ ဝဟဓာတ်၊ ကာရိတ်ကျေ။ တ-ပစ္စည်းဖြင့် “ဆောင်စေခြင်း” ဟု သဒ္ဒတ္ထဖြစ်၏။ မိမိ ကိစ္စကို အညီအမျှ ထမ်းဆောင်စေခြင်း ဟူသည် မိမိကိစ္စ၌ အညီအမျှ ဖြစ်စေခြင်း တည်း။ ထို့ကြောင့် ပဝတ္တနကို အဓိပ္ပာယ်ဖွင့် ဟု မှတ်ပါ။ [ယောဇနာ၌ “သံ+ အဝပုဗ္ဗ ဟိ-ဓာတ်” ဟု ကြံလေ၏။ မဟာဋီကာဖွင့်ပုံနှင့် မညီ။] သမဝါဟိတံ၊ မိမိ မိမိကိစ္စကို အညီအမျှ ထမ်းဆောင်စေခြင်းဟူသော + လက္ခဏံ ယသ္မာတိ သမဝါဟိတ လက္ခဏာ။

၂။ ဦနာဓိကတာ နိဝါရဏရသာ။ ။ [ဝိသုဒ္ဓိမဂ်၌ “ဦနာဓိကတာ” ဟု ရှိ၏။] အာဇာနည်မြင်းတို့ကို ရထား၌တပ်၍ မောင်းနှင်သော ရထားထိန်းသည် မြင်းတစ်စီးကို အဟုန်လျော့အောင် ဆွဲ၍လည်း မထား၊ အခြားတစ်စီးကို အဟုန်တိုးအောင် မောင်းနှင် ၍လည်း မပေး၊ သူတို့ဘာသာ အညီအမျှ ပြေးသွားနေသည်ကို အသင့်အားဖြင့် ရှုစား လျက် ဇက်ကြိုးကိုသာ ကိုင်ထား၏။ ထိုသို့ အသင့်အားဖြင့် ရှုစားနေသော်လည်း အာဇာနည်မြင်း ၂-စီး၏ တစ်စီးနှင့်တစ်စီး မယုတ်ပဲ မလွန်ပဲ အညီအမျှ ပြေးသွားနေ ခြင်းမှာ ရထားထိန်း၏ အရှိန်ကြောင့်သာ ဖြစ်ရသကဲ့သို့၊ ထိုအတူ သမ္ပယုတ်တရား တို့၏ မိမိတို့ကိစ္စ၌ မလျော့ခြင်း မလွန်ခြင်းမှာ တတြမဇ္ဈတ္တတာ၏ အစွမ်းကြောင့်သာ

မိမိကိစ္စတို့၌ လျော့သည်၏အဖြစ် လွန်သည်၏အဖြစ်ကို တားမြစ်ခြင်း ကိစ္စ ရှိ၏။ ဝါ၊ တနည်း၊ ပက္ခပါတုပစ္စေဒနရသာ၊ အလျော့ဘက် အတိုးဘက်၌ ကျရောက်ခြင်းကို ဖြတ်တောက်ခြင်း ကိစ္စရှိ၏။ မဇ္ဈတ္တဘာဝပစ္စုပဋ္ဌာနာ၊ လျစ် လျူရှုသည်၏အဖြစ်ဖြင့်ယောဂီတို့ဉာဏ်အား ရှေးရှုထင်လာ၏။ စိတ္တစေတသိကာ နံ၊ တို့ကို။ အဇ္ဈုပေက္ခနဝသေန၊ လျစ်လျူရှုခြင်း၏အစွမ်းဖြင့်။ သမပ္ပဝတ္တာနံ၊ အညီအမျှ ဖြစ်ကုန်သော။ အာဇာနေယျာနံ၊ အာဇာနည်မြင်းတို့ကို။ အဇ္ဈု- ပေက္ခနသာရထိ ဝိယ၊ အသင့်အားဖြင့် ရှုစားသော ရထားထိန်းနှင့်တူ၏ ဟူ၍။ ဒဋ္ဌဗ္ဗာ၊ မှတ်ထိုက်၏။

ကရုဏာ မုဒိတာ၊ တို့သည်။ ဗြဟ္မဝိဟာရနိဒ္ဒေသေ၊ ဗြဟ္မဝိဟာရ နိဒ္ဒေသ၌။ အာဝိ၊ စွာ။ ဘဝိဿန္တိ၊ တွံ။ ဟိ၊ မှန်။ ဧဝံ၊ သက်သက်။ (ဘုံအားဖြင့် ရောယှက်ခြင်းမဖက် သက်သက်။) တာ၊ ထို ကရုဏာ မုဒိတာတို့ သည်။ အပ္ပနပ္ပတ္တာ၊ အပ္ပနာသို့ရောက်ကုန်သော။ ရူပါဝစရာ၊ တို့တည်း။ ဣဓ၊ ဤကမာဝစရကုသိုလ် အရာ၌။ ကမာဝစရာ၊ တို့တည်း။ ဣတိ အယ မေဝ၊ ဤ ရူပါဝစရ အဖြစ် ကမာဝစရအဖြစ် သည်သာ။ ဝိသေသော၊ ထူး၏။ ကာယဒုစရိတတော၊ မှ။ ဝိရတိ၊ ရှောင်ကြဉ်ခြင်းတည်း။ ကာယဒုစရိတ ဝိရတိ၊ ခြင်း။ သေသပဒဒ္ဒယေပိ၊ ကြွင်းသော (ဝစီဒုစရိတဝိရတိ၊ မိစ္ဆာဇီဝဝိရတိ) ပုဒ် ၂-ပါးအပေါင်း၌လည်း။ ဒေဝေ နယော၊ တည်း။

ပန၊ ပဒတ္တမှတပါး လက္ခဏာဒုတ္တကား။ လက္ခဏာဒိတော၊ အစရှိသော အားဖြင့်။ တိဿောပိ၊ ၃-ပါးလည်း ဖြစ်ကုန်သော။ တော၊ ဤ ဝိရတိတို့သည်။ ကာယဒုစရိတာဒိဝတ္ထုနံ၊ ကာယဒုစရိတ် အစရှိသော ဝတ္ထုတို့ကို။ အဝိတိက္ကမ လက္ခဏာ၊ မလွန်ကျူးခြင်း လက္ခဏာရှိကုန်၏။ အမဒ္ဒနလက္ခဏာ၊ မကျော် နင်းခြင်း လက္ခဏာရှိကုန်၏။ ဣတိ ဝုတ္တံ ဟောတိ။ ကာယဒုစရိတာဒိဝတ္ထုတော၊

ဖြစ်ရကား တကြမဇ္ဈတ္တတာသည် သမ္ပယုတ်တရားတို့၏ မိမိတို့ကိစ္စ၌ လျော့ခြင်း လွန် နေခြင်းကို တားမြစ်ခြင်း ကိစ္စရှိရာ ရောက်သည်။ [အလိနာနုဒ္ဒတပုဝတ္ထိပစ္စယက္ခာ ဝိနာမိကတာ နိဝါရဏရသာ။-ဋီကာ။]

၁။ ပက္ခပါတုပစ္စေဒနရသာ ဝါ။ ။ ဣဒံ နိဟီနကိစ္စံ ဟောတု၊ ဣဒံ အဘိရောက- တရကိစ္စံဘိ ဧဝံ ပက္ခာတာသေန ဝိယ ပဝတ္ထိ ပက္ခပါတော၊ တံ ဥပစ္စိန္တန္တိ ဝိယ ဟောတိတိ အဓိပ္ပာယော။ -မာဘ ဋီကာ။ [မိမိယှဉ်ဖက်တို့တွင် ဤတရားက နဂိုကိစ္စကို လျော့၍ပြုစေ၊ ဤတရားက ပို၍ပြုစေ၊ ဤသို့ စေခိုင်း တိုက်တွန်းခြင်း အမှုသည် ၂-ဘက် ရှိသည်တွင် တဘက်၌ မိမိက ပါနေသကဲ့သို့ (ဘက်လိုက်သကဲ့သို့) ဖြစ်၏။ တကြမဇ္ဈတ္တ- တာသည် ဤသို့ ဘက်လိုက်မှုကို ဖြတ်တောက်သကဲ့သို့ဖြစ်ခြင်း ကိစ္စရှိသည်။ “ဘက် မလိုက်ပဲ ဆိုင်ရာကိစ္စကို အညီအမျှ ဆောင်စေသည်” ဟူလို။

မှ။ သင်္ကေတနရသာ၊ တွန့်ဆုတ်ခြင်း ကိစ္စရှိကုန်၏။ အကိရိယပစ္စုပဋ္ဌာနာ၊ ဒုစရိုက်ကို မပြုခြင်း သဘောတရားဟု ယောဂီတို့။ပ။ထင်လာကုန်၏။ သဒ္ဓါ။ပ။ပဒဋ္ဌာနာ၊ သဒ္ဓါ၊ဟိရီ၊ ဩတ္တပ္ပ၊အပ္ပိစ္ဆတာ-အစရှိသောဂုဏ်လျှင် နီးစွာ သော အကြောင်းရှိကုန်၏။ ပါပကိရိယတော၊မကောင်းမှုကိုပြုခြင်းမှ။စိတ္တဿ၊ ၏။ ဝိမုခိဘာဝဘူတာ၊ မျက်နှာလွဲ၏ အဖြစ် ဖြစ်၍ဖြစ်ကုန်၏။ ဣတိ။ ဒဋ္ဌဗ္ဗာ၊ ကုန်၏။

ဣတိ၊ ဤသို့လျှင်။ ဖဿာဒီနိ၊ အစရှိကုန်သော။ ဆပညာသ၊ ၅-ကျိပ် ၆-ပါးသော တရားလည်းကောင်း။ ယေဝါပနကဝသေန၊ ဖြင့်။(ယေဝါ- ပနက-နာမည်ဖြင့်။)ဝုတ္တာနိ၊ ဟောတော်မူအပ်ကုန်သော။ နဝ၊ ကိုးပါးသော တရားတို့လည်းကောင်း။ ဣတိ၊ သို့။ သဗ္ဗာနိပိ၊ အလုံးစုံသော တရားတို့ သည်လည်း။ ဣမသ္မိံ ဓမ္မဒွေသဝါရေ၊ ဤ ဓမ္မဒွေသ-ပါးရ၌။ ဝါ၊ ဤတရား တို့ကို သရုပ်ထုတ်ပြရာ ဝါရ၌။ ပဉ္စသဋ္ဌိ၊ ၆-ကျိပ် ၅-ပါးသော။ ဓမ္မပဒါနိ၊ တရားအစုတို့သည်။ ဘဝန္တိ၊ ကုန်၏။ တေသု၊ ထို ၆-ကျိပ် ၅-ပါးသော တရားတို့တွင်။ ဧကက္ခဏေ၊ ၌။ ကဒါစိ၊ တရံတခါ၌။ ဧကသဋ္ဌိ၊ သော။ (ဓမ္မပဒါနိ။) ဘဝန္တိ။ ကဒါစိ၊ ၌။ သမသဋ္ဌိ၊ အတိကျ ၆-ကျိပ်သော။ (ဓမ္မပဒါနိ ဘဝန္တိ။) ဟိ၊ မှန်။(တနည်း) ဟိ၊ ချဲ့။ တာနိ၊ ထို တရားတို့ သည်။ သမ္မာဝါစာ ပူရဏာဒိဝသေန၊ သမ္မာဝါစာကို ပြည့်စေခြင်း အစ ရှိသည်တို့၏ အစွမ်းဖြင့်။ ဥပ္ပတ္တိယံ၊ ဖြစ်ရာအခါ၌။ ပဉ္စသု၊ ကုန်သော။ ဌာနေသု၊ ဌာနတို့၌။ ဧကသဋ္ဌိ(ဓမ္မပဒါနိ) ဘဝန္တိ။[သမ္မာဝါစာ၊ သမ္မာကမ္မန္တ၊ သမ္မာအာဇီဝ၊ ကရုဏာ၊ မုဒိတာဖြစ်ရာ ၅-ဌာနကို ရည်ရွယ်သည်။ ထို ၅-ပါး တို့၏ တပြိုင်နက် မယှဉ်နိုင်သောကြောင့် “ဧကသဋ္ဌိ” ဟု ဆိုသည်။] တေဟိ၊ ထို ၅-ဌာနတို့မှ။ မုတ္တေ၊ လွတ်သော။ ဧကသ္မိံ၊ သော။ ဌာနေ၊ ၌။ [ထို တရား ၅-ပါးတို့ မပါရာ ဌာန၌။] သမသဋ္ဌိ(ဓမ္မပဒါနိ)ဘဝန္တိ။ ပန၊ ဆက်။ ယေဝါပနကေ၊ ယေဝါပနက တရားတို့ကို။ ဌပေတော၊ ထား၍။ ပါဠိယံ၊ ၌။ ယထာရုတဝသေန၊ အကြင်အကြင် ဟောတော်မူအပ်သော တရားတို့၏အစွမ်း ဖြင့်။ ဝါ၊ တိုက်ရိုက် ဟောတော်မူအပ်သော တရားတို့၏ အစွမ်းဖြင့်။ ဂယု- မာနာနိ၊ ယူအပ်ကုန်လတ်သော်။ ဆပ္ပညာသာဝ၊ ၅-ကျိပ် ၆-ပါးသာလျှင် ဖြစ်သော။(ဓမ္မပဒါနိ)ဟောန္တိ။

ပန၊ ဆက်။ အဂ္ဂဟိတဂ္ဂဟဏေန၊ ယူအပ်ပြီးသော တရားတို့ကို မယူ ခြင်းအားဖြင့်။ ဧတ္ထ၊ ဤ ၅-ကျိပ် ၆-ပါးတို့တွင်။ ဖဿပဉ္စမကံ၊ လည်း

၁။ အဂ္ဂဟိတဂ္ဂဟဏေန။ ။ဂဟိတဿ၊ ရွှေ၌ယူအပ်ပြီးသော တရားကို+အဂ္ဂဟဏံ၊ ထပ်၍မယူခြင်း။ အဂ္ဂဟိတဂ္ဂဟဏံ၊ ခြင်း။ [အ-ကို ဂဟဏနှင့်အနက်အားဖြင့် စပ်သော

ကောင်း။ ဝိတက္ကော၊ လည်းကောင်း။ပ။စိတ္တေကဂ္ဂတာ၊ လည်းကောင်း။
 ပဉ္စိန္ဒြိယာနိ၊ ၅-ပါးသော ဣန္ဒြေတို့လည်းကောင်း။ဟိရီဗလံ၊လည်းကောင်း။ပ။
 ဣတိ၊ သို့။ ဒွေ၊ ကုန်သော။ ဗလာနိ၊ တို့လည်းကောင်း။ အလောဘော၊
 လည်းကောင်း။ပ။ဣတိ၊ သို့။ ဒွေ၊ ကုန်သော။ မူလာနိ၊ တို့လည်းကောင်း။
 [အဘောဟကို ပဉ္စိန္ဒြိယာနိ-အရတွင် “ပဉ္စိန္ဒြိယံ ဟောတိ” ၌ ယှဉ်ပြု။] ကာယ-
 ပဿဒ္ဓိ စိတ္တပဿဒ္ဓိအာဒယော၊ အစရှိကုန်သော။ ဒွါဒသ၊ ကုန်သော။ ဓမ္မာ၊
 တို့လည်းကောင်း။ ဣတိ၊ သို့။ သမတိံသ၊ အတိကျ သုံးဆယ်သော။ ဓမ္မာ၊
 တို့သည်။ ဟောန္တိ။ [သဂြိုဟ်၌ပထမ မဟာကုသိုလ်စိတ်ဝယ် ၃၈-ပါးယှဉ်၏-
 ဟု ဆိုသော်လည်း ယေဝါပနက တရား ၉-ပါးကိုနှုတ်၍ ဖဿပဉ္စမက၌ စိတ်
 ပါနေသောကြောင့် ထိုစိတ်ထည့်၍ သမတိံသ ဖြစ်ရသည်။]

သမတိံသာယ၊ သော။ တေသု ဓမ္မေသု၊ တို့တွင်။ အဋ္ဌာရသ၊ ကုန်သော။
 ဓမ္မာ၊ တရားတို့သည်။ အဝိဘတ္တိကာ၊ ဝေဖန်အပ်သောအပြား မရှိကုန်သည်။
 ဟောန္တိ။ ဒွါဒသ၊ ကုန်သော။ (ဓမ္မာ၊ တို့သည်။) သဝိဘတ္တိကာ၊ ဝေဖန်

ကြောင့် မစပ်သင့်သော ဂဟိတနှင့် တွဲထားသော အယုတ္တသမာသ်။] တနည်း-အဂဟိ-
 တဿ၊ ရှေ့၌ မယူအပ်သေးသည်ကို+ဂဟာဏံ၊ ယူခြင်း။ အဂ္ဂဟိတဂ္ဂဟာဏံ၊ ခြင်း။
 [ဤနည်း၌ ယုတ္တသမာသ်။] ဖဿပဉ္စမက၌ ဝေဒနာကို ယူပြီး၍ သုခ-သောမနဿိန္ဒြိယ
 တို့ကို ထပ်၍မယူ။ ဈာနရာသိ၌ ဧကဂ္ဂတာကို ယူပြီးဖြစ်၍ သမာဓိန္ဒြေကို မယူ။ “ပဉ္စိန္ဒြိယ”
 အရ သဒ္ဓါ၊ ဝိရိယ၊ သတိ၊ ပညာ၊ ဇီဝိတိန္ဒြေ တို့ကို ယူပါ။

၁။ သဝိဘတ္တိကာ အဝိဘတ္တိကာ။ ။ဝိဘဇိယတေတိ ဝိဘတ္တိ၊ ဈာနရာသိ-စသော
 ကိစ္စ၏ အစွမ်းဖြင့် ဝေဖန်အပ်သော အပြား။ သဟ+ဝိဘတ္တိယာ ယေ ဝတ္တန္တိတိ သ
 ဝိဘတ္တိကာ၊ နတ္ထိ+ဝိဘတ္တိ ယေသံတိ အဝိဘတ္တိကာ။ သမာသန္တ က-ပစ္စည်းသက်။
 [ရှေးနိဿယ၌ ယောဇနာကိုမှီး၍ “သဝိဘတ္တိကာ၊ ထိုထို ရာသိကိစ္စ၏ အစွမ်းဖြင့်
 ဝေဖန်ခြင်းရှိကုန်သည်။ အဝိဘတ္တိကာ၊ ထိုထို ရာသိကိစ္စ၏အစွမ်းဖြင့် ဝေဖန်ခြင်း ကင်း
 ကုန်သည်” ဟု အနက်ပေးလေသည်။]

သ၏ ဝိဇ္ဇမာနအနက်။ ။သဝိဘတ္တိကာ၌ သဟ၏ ကာရိယ ဖြစ်သော သ သည်
 ဝိဇ္ဇမာန-အနက်ရှိ၏။ ဥပမာ-သလောမကော (အမွေးရှိသောလူ) သပက္ခကော
 (အတောင်ရှိသောငှက်) ဟူရာ၌ ကဲ့သို့တည်း။ ဤပုဒ်တို့ကို ဝိဂြိုဟ်ပြုရာ၌ ကလာပ်ဝတ္ထိ
 သမာသ် (၂၆၇) သုတ်ဝယ် “သဟ+လောမေန ဝတ္တတေတိ သလောမကော”
 ဟု ပြု၏။ ဤသို့ပြုမှလည်း သဟဟူသော မူလပုဒ်ရင်းပါသောကြောင့် သဘာဝကျ၏။
 အနက်ကိုလည်း “အမွေးနှင့် တကွဖြစ်သော လူ” ဟု သဒ္ဓတ္ထလည်းကောင်း၊ “အမွေး
 ရှိသော လူ” ဟု အဓိပ္ပာယ်ထွက်လည်းကောင်း ပေးပါ။ ဆရာဘို့ကား “ဝိဇ္ဇမာနာနိ+
 လောမာနိ အဿာတိ သလောမကော” ဟု ပြုတော်မူကြသည်။ [သဟယောဂ+သဟ
 ယောဂဝန္တ ခွဲ၍ မရသောပုဒ်များ၌ ဤသို့ ဝိဇ္ဇမာန-အနက်ယူမှ အဓိပ္ပာယ်မှန်ရသည်။]

အပ်သော အပြားနှင့်တကွ ဖြစ်ကုန်သည်။ ဝါ၊ ဝေဖန်အပ်သော အပြားရှိကုန်သည်။ ဟောန္တိ။ အဋ္ဌာရသ၊ ၁၈-ပါးတို့ဟူသည်။ ကတမေ၊ အဘယ်တို့နည်း။ ဖဿော၊ လည်းကောင်း။ [ဖဿ၏ အခြားနာမည်တမျိုးဖြင့် ဝေဖန်၍ မရခြင်းကို “အဝိဘတ္တိက” ဟု ဆိုသည်။ နောက်၌လည်း နည်းတူ။] သညာ၊ လည်းကောင်း။ ပ။ ကာယပဿဒ္ဓိအာဒယော၊ အစရှိကုန်သော။ ဒွါဒသ၊ ကုန်သော။ ဓမ္မံ၊ တို့လည်းကောင်း။ ဣတိ၊ သို့။ အဋ္ဌာရသ၊ ကုန်သော။ ဣမေ၊ ဤတရားတို့သည်။ အဝိဘတ္တိကာ ဟောန္တိ။ ဝေဒနာ၊ လည်းကောင်း။ [ဝေဒနာ၏ “သုခံ ဟောတိ၊ သောမနဿိန္ဒြိယံ ဟောတိ” စသည်ဖြင့် အခြားနာမည်တမျိုး တပ်၍ ခွဲခြားဝေဖန်အပ်သည်ကို “သဝိဘတ္တိက” ဟု ဆိုသည်။ နောက်၌လည်း နည်းတူ။] စိတ္တံ၊ လည်းကောင်း။ ပ။ အဒေါသော၊ လည်းကောင်း။ ဣတိ၊ သို့။ ဒွါဒသ။ ဣမေ ဓမ္မာ၊ တို့သည်။ သဝိဘတ္တိကာ ဟောန္တိ။

တေသု၊ ထို ၁၂-ပါးသော သဝိဘတ္တိက တရားတို့တွင်။ သတ္တ၊ ကုန်သော။ ဓမ္မာ၊ တို့ကို။ ဒွါသု၊ ကုန်သော။ ဌာနေသု၊ တို့၌။ ဝိဘတ္တာ၊ ဝေဖန်အပ်ကုန်ပြီ။ ကော၊ သော။ (ဓမ္မော။) တိသု၊ ကုန်သော။ (ဌာနေသု၊ တို့၌။ ဝိဘတ္တာ၊ ပြီ။) ဒွေ၊ ကုန်သော။ (ဓမ္မာ၊ တို့ကို။) စတုသု (ဌာနေသု ဝိဘတ္တာ)၊ ကော (ဓမ္မော) ဆသု (ဌာနေသု ဝိဘတ္တာ)၊ ကော (ဓမ္မော) သတ္တသု ဌာနေသု ဝိဘတ္တာ။ [ထိုစကားကို ချဲ့လို့၍ ကထံ-စသည် မိန့်။] ကထံ၊ အဘယ်သို့ ဝေဖန်အပ်သနည်း။ စိတ္တံ၊ လည်းကောင်း။ ပ။ အဒေါသော၊ လည်းကောင်း။ ဣတိ၊ သို့။ သတ္တ၊ ကုန်သော။ ဣမေ၊ ဤတရားတို့ကို။ ဒွါသု ဌာနေသု ဝိဘတ္တာ။ ဟိ၊ မှန်။ တေသု၊ ဤတရားတို့တွင်။ တာဝ၊ စွာ။ စိတ္တံ၊ ကို။ ဖဿပဋ္ဌမကံ၊ သို့။ ပတုာ၊ ရောက်၍။ ဝါ၊ ရောက်လတ်သော်။ စိတ္တံ ဟောတီတိ၊ စိတ္တံ ဟောတိ ဟူ၍။ ဝုတ္တံ၊ ပြီ။ ဣန္ဒြိယာနိ၊ တို့သို့။ ပတုာ။ မနိန္ဒြိယန္တိ၊ မနိန္ဒြိယံ ဟောတိ ဟူ၍။ (ဝုတ္တံ။) ဝိဘက္ခော၊ ကို။ ဈာနဂါနိ ပတုာ ဝိဘက္ခော ဟောတီတိ ဟူ၍။ ဝုတ္တော။ မဂ္ဂဂါနိ ပတုာ။ သမ္မာသင်္ကပ္ပောတိ၊ သမ္မာသင်္ကပ္ပော ဟောတိ ဟူ၍။ (ဝုတ္တော။) သဒ္ဓာ၊ ကို။ ဣန္ဒြိယာနိ ပတုာ သဒ္ဓိန္ဒြိယံ ဟောတီတိ။ ဝုတ္တာ၊ ပြီ။ ဗလာနိ ပတုာ။ သဒ္ဓာဗလန္တိ၊ သဒ္ဓာဗလံ ဟောတိ ဟူ၍။ ဝုတ္တာ။ ဟိရိ၊ ကို။ ဗလာနိ ပတုာ ဟိရိဗလံ ဟောတီတိ ဝုတ္တာ။ လောကပါလဒုကံ၊ လောကပါလဒုကံသို့။ ပတုာ။ ဟိရိတိ၊ ဟိရိ ဟောတိ ဟူ၍။ ဝုတ္တာ။ ဩတ္တပ္ပေပိ၊ ၌လည်း။ ဒေဝေဝနယော။ အလောဘော၊ ကို။ မူလံ ပတုာ အလောဘော ဟောတီတိဝုတ္တာ၊ ကမ္မပထံ ပတုာ။ အနဘိဇ္ဈာတိ၊ အနဘိဇ္ဈာ ဟောတိ ဟူ၍။ ဝုတ္တာ။ အဒေါသော၊ ကို။ မူလံ ပတုာ အဒေါသော ဟောတီတိ ဝုတ္တာ၊ ကမ္မပထံပတုာ။ အပ္ပာပါဒေါတိ၊ အပ္ပာပါဒေါ ဟောတိ ဟူ၍။ ဝုတ္တာ။

[အချိုစာအုပ်၌ ဧဝံ မပါ။ နိဂုံးဝါကျဖြစ်၍ ဧဝံ ရပါသည်။ နောက်၌လည်း ပါသည်။] ဧဝံ၊ သို့လျှင်။ သတ္တ၊ ကုန်သော။ ဣမေ၊ ဤတရားတို့ကို။ ဒွိသု ဌာနေသု ဝိဘတ္တာ။

[သတ္တ ဓမ္မာ ဒွိသု ဌာနေသု-၏ အကျယ်ကို ပြုပြီး၍ ဧကော တီသု-၏ အကျယ်ကို ပြုလိုသောကြောင့် ဝေဒနာပန-စသည် မိန့်။] ပန၊ ကား။ ဝေဒနာ ကို။ ဖဿပဉ္စမကံ ပတွာ ဝေဒနာ ဟောတိတိ ဝုတ္တာ၊ ဈာနဂါနိ ပတွာ။ သုခံတိ၊ သုခံ ဟောတိ ဟူ၍။ ဝုတ္တာ၊ ဣန္ဒြိယာနိ ပတွာ။ သောမနသိန္ဒြိယန္တိ၊ သောမနသိန္ဒြိယံ ဟောတိ ဟူ၍။ ဝုတ္တာ။ ဧဝံ၊ သို့လျှင်။ ဧကော၊ သော။ ဓမ္မော၊ ဝေဒနာတရားတို့ကို။ တီသု ဌာနေသု ဝိဘတ္တာ။ [ဒေ စတုသု-၏။ အကျယ်ကို ပြုလို၍ ဝီရိယံ ပန-စသည် မိန့်။] ပန၊ ကား။ ဝီရိယံ၊ ကို။ ဣန္ဒြိယာနိ ပတွာ ဝီရိယိန္ဒြိယံ ဟောတိတိ ဝုတ္တာ၊ မဂ္ဂဂါနိ ပတွာ။ သမ္မာဝါယာမောတိ၊ သမ္မာဝါယာမော ဟောတိ ဟူ၍။ (ဝုတ္တာ။) ဗလာနိ ပတွာ။ ဝီရိယဗလံတိ၊ ဝီရိယဗလံ ဟောတိ ဟူ၍။ (ဝုတ္တာ။) ပိဋ္ဌဒုကံ၊ ပိဋ္ဌဒုကံသို့။ ပတွာ။ ပဂ္ဂါဟောတိ၊ ပဂ္ဂါဟော-ဟောတိ ဟူ၍။ ဝုတ္တာ။ [ပဂ္ဂါဟ အဝိက္ခေပ ၂-ပါးကို “ပိဋ္ဌဒုကံ” ဟု ခေါ်၏။] သတိပိ၊ ကိုလည်း။ ဣန္ဒြိယာနိ ။ပ။ ဝုတ္တာ။ မဂ္ဂဂါ နိပတွာ။ သမ္မာ-သတိတိ၊ သမ္မာသတိ ဟောတိ ဟူ၍။ ဝုတ္တာ။ ဗလာနိ ပတွာ။ သတိဗလန္တိ၊ သတိဗလံ ဟောတိဟူ၍။ ဝုတ္တာ။ ဥပကာရဒုကံ၊ ဥပကာရဒုကံသို့။ ပတွာ သတိ ဟောတိတိ ဝုတ္တာ။ [သတိသမ္ပဇညကို ယောဂီပုဂ္ဂိုလ်တို့အား ကျေးဇူးများသော ဥပကာရတရား ဟု နာမည်တပ်ခဲ့သည်။ ထို့ကြောင့် “ဥပကာရဒုကံ” ဟု ခေါ်သည်။] ဧဝံ ။ပ။ စတုသု ဌာနေသု ဝိဘတ္တာ။

[ဧကော ဆသု-၏ အကျယ်ကို ပြုလို၍ “သမာဓိ ပန” စသည် မိန့်။] ပန၊ ကား။ သမာဓိ၊ ကို။ ဈာနဂါနိ ပတွာ။ ပ။ ဝုတ္တာ၊ ဣန္ဒြိယာနိ ပတွာ သမာဓိန္ဒြိယန္တိ (ဝုတ္တာ)၊ မဂ္ဂဂါနိ ပတွာ သမ္မာသမာဓိတိ (ဝုတ္တာ)၊ ဗလာနိ ပတွာ သမာဓိဗလန္တိ (ဝုတ္တာ)၊ ပိဋ္ဌဒုကံ ပတွာ။ သမထော အဝိက္ခေပေါတိ၊ ဟူ၍။ (ဝုတ္တာ။) [သမထဝိပဿနာကိုလည်း ပိဋ္ဌဒုကံဟု ခေါ်သည်။] ဧဝံ။ ဧကော၊ သော။ အယံ ဓမ္မော၊ ဤ သမာဓိတရားကို။ ဆသု ဌာနေသု ဝိဘတ္တာ။ [ဧကော သတ္တသု ဌာနေသုကို ချဲ့လို၍ “ပညာ ပန” စသည် မိန့်။] ပန၊ ကား။ ပညာ၊ ကို။ ဣန္ဒြိယာနိ ပတွာ။ ပ။ ဝုတ္တာ၊ မဂ္ဂဂါနိ ပတွာ သမ္မာဒိဋ္ဌိတိ (ဝုတ္တာ)၊ ဗလာနိ ပတွာ ပညာဗလန္တိ (ဝုတ္တာ)၊ မူလာနိ ပတွာ အမော-ဟောတိ (ဝုတ္တာ)၊ ကမ္မပထံ ပတွာ သမ္မာဒိဋ္ဌိတိ (ဝုတ္တာ)၊ ပိဋ္ဌဒုကံ ပတွာ သမ္ပဇညံ ဝိပဿနာတိ (ဝုတ္တာ)။ ဧဝံ ဧကော။ ဓမ္မော၊ ပညာတရားကို။ သတ္တသု ဌာနေသု ဝိဘတ္တာ။

ပန၊ ဆက်။ ကောစိ၊ တစုံတယောက်သော ပရဝါဒီပုဂ္ဂိုလ်သည်။ ဝဒေယျ၊ ပြောဆိုအံ့။ (ကိံ။) ၊ ဧတ္ထ၊ ဤ သဝိဘတ္တိက တရားတို့ကို။ (ဒုတိယဌာနာဒိသု၊ ဒုတိယဌာန အစရှိသည်တို့၌။ ဝါ၊ ဒုတိယရာသိ အစရှိသည်တို့၌။ ဘာဇိယ-မာနေသုပိ၊ ဝေဖန်အပ်ပါကုန်သော်လည်း။) အပုဗ္ဗံ နာမ၊ အသစ်ဖြစ်သော တရားမည်သည်။ နတ္ထိ၊ မရှိ။ ပန၊ စင်စစ်ကား။ ဟေဋ္ဌာ၊ အောက်ဌာန၌။ ဂဟိတမေဝ၊ ယူအပ်ပြီးသော တရားကိုပင်။ ဂဏှိတော၊ ယူ၍။ တသ္မိံ တသ္မိံ ဌာနေ၊ ထိုထို ဒုတိယဌာန-စသည်၌။ ပဒံ၊ ဈာန်-အစရှိသော ပုဒ်ကို။ ပုရိတံ၊

၁။ ဧတ္ထ အပုဗ္ဗံ နာမ နတ္ထိ။ ။ ဧတေသု သဝိဘတ္တိကေသု ဒုတိယဌာနာဒိသုပိ ဘာဇိယမာနေသု အပုဗ္ဗံ နတ္ထိ။-ဋီကာ။ [ဧတ္ထံ ဝ-ပစ္စည်းကို “လက္ခဏအနက်ဟော” ဟု သိစေလို၍ “ဧတေသု။ပ။ဘာဇိယမာနေသု” ဟု ဖွင့်သည်။ ၊ ပထမဌာန-စသည်၌ ဟောတော်မူအပ်ပြီးသော ဝေဒနာစသော သဝိဘတ္တိကတရားတို့ကို ဒုတိယဌာန-စသည်တို့၌ ဝေဖန်အပ်ကုန်သော်လည်း (ဖဿပဉ္စမကဗျာသိ၌ပါသော ဝေဒနာကို ဒုတိယဈာန်ရာသိ၌သုခံဟုလည်းကောင်း၊ တတိယ ဣန္ဒြိယရာသိ၌ သောမနဿိန္ဒြိယံဟု လည်းကောင်း ဤသို့ စသည်ဖြင့် ဝေဖန်အပ်သော်လည်း) အသစ်တရားဟူ၍ မရှိတော့။ “ဝေဒနာတမျိုးတည်းကိုပင် ၃-ဌာန၌ ဟောတော်မူသည်” ဟုလို။ ၊ “အဋ္ဌမကော သောတာပန္နော” ကဲ့သို့ စိတ္တပုဒ်က ပြန်၍ရေတွက်လျှင် ဖဿသည် ၅-ပါးမြောက်ဖြစ်၏။ ထိုဖဿလျှင် ၅-ပါးမြောက်ရှိသော တရားအပေါင်းကို “ဖဿပဉ္စမက” ခေါ်၏။ စာအုပ်တို့၌ “ဖဿပဉ္စကံ” ဟု အရှိများသည်။]

၂။ ပဒံ ပုရိတံ။ ။ ဈာနာဒိပဒံ ပဉ္စကာဒိသေန ပုရိတံ။-ဋီကာ။ ရှေ့၌ ဟောအပ်ပြီးသော ဝေဒနာကိုပင် ဈာနရာသိ၌ “သုခံ” ဟု ထပ်၍ ဟောတော်မူခြင်းအားဖြင့် “ဈာန်” ဟူသောပုဒ်၏ အနက်ဖြစ်သော ဈာန် ၅-ပါးပြည့်အောင် ဖြည့်တော်မူအပ်သည်-ဟုလို။ ရှေ့၌ ဟောအပ်ပြီးသော စိတ္တကိုပင် “ဣန္ဒြိယံ” ဟူသောပုဒ်၏ အနက်ဖြစ်သော ဣန္ဒြိယပြည့်အောင် “မနိန္ဒြိယံ” ဟု ထပ်၍ ဟောတော်မူသောအားဖြင့် ဖြည့်တော်မူအပ်သည်။-ဤသို့ စသည်ဖြင့် သိပါ။

ပဒံ၏အနက်။ ။ ဈာနာဒိပဒံ၌ ပဒံ၏အနက်ကို ဋီကာ၌ ၃-မျိုးဖွင့်၏။ ထိုတွင် “ပဒသမူဟော ဝါကျံ” ဟူသော ပထမနည်းအလို ပဒ-သဒ္ဒါသည် “ပုဒ်အပေါင်း” ဟူသော ဝါကျကို ဟော၏။ ထို ပုဒ်အပေါင်းကိုလည်း ဧကဒေသုပစာရအားဖြင့် “ပဒံ” ဟု ခေါ်ရသည်။ ဤအလို “ဈာနာဒိပဒံ၊ ဈာန် အစရှိသည်တို့၏+ဝိတက္ကော ဝိစာရော-စသော ပုဒ်အပေါင်းကို” ဟု ပေးပါ။

တနည်း။ ။ “ပဒကောဋ္ဌာသော ပဒံ” ဟု ဖွင့်သော ဒုတိယနည်းအလို ပဒသဒ္ဒါသည် အစုအနက်ဟောတည်း။ ဖဿပဉ္စမကရာသိ တစု၊ ဈာနရာသိ တစု စသည်ဖြင့် ထိုထိုအစု ကောဋ္ဌာသ-ရ၏။ “ဈာနာဒိပဒံ၊ ဈာန် စသည်တို့၏ အစုကို” ဟု ပေး၍ “ဈာနရာသိအစုတရား ၅-ပါးရှိရာ ထို ၅-ပါးပြည့်အောင် ဖြည့်တော်မူအပ်သည်” ဟု မှတ်ပါ။ တနည်း- “တံတမေဝ ပဒံ” ဟု ဖွင့်သော တတိယနည်းအလို ပဒ-သဒ္ဒါသည်

ပြည့်စေအပ်ပြီ။ အနုသန္ဓိကာ၊ အဆက်အသွယ်မရှိသော။ ကထာ၊ စကားကို။ (ကထိတာ-၌ စပ်။) ဥပ္ပဋိပဂါဋိယာ၊ အစဉ်မဟုတ်သော အားဖြင့်။ (ကထိတာ-၌ စပ်။) စောရေဟိ၊ ခိုးသူတို့သည်။ အာဘတဘဏ္ဍာသဒိသာ၊ ယူဆောင်အပ်သော ဘဏ္ဍာနှင့်တူသည်။ ဂေါယုထေန၊ နွားအပေါင်းသည်။ ဂတမဂ္ဂေ၊ သွားအပ်သော လမ်း၌။ အာလုလိတ တိဏသဒိသာ၊ မွှေနှောက်အပ်သော မြက်တို့နှင့်တူသည်။ (ဟုတော။) အဇာနိတော၊ မသိမူ၍။ ကထိတာ၊ ပြောဆိုအပ်ပြီ။ ဣတိ၊ သို့။ (ဝဒေယျ၊ ပြောဆိုအံ့။) သော၊ ထို ပရဝါဒီ ပုဂ္ဂိုလ်ကို။ မာဟေဝန္တိ၊ ဟူ၍။ (ဤသို့ မပြောပါနှင့် ဟူ၍။) ပဋိသေဓေတော၊ တားမြစ်ပြီး၍။ ဝတ္တဗ္ဗော၊ ဆက်၍ ပြောဆိုထိုက်၏။ (ကိံ။) ဗုဒ္ဓာနံ၊ ဘုရားရှင်တို့၏။ အနုသန္ဓိကာ၊ သော။ ဒေသနာ နာမ၊ မည်သည်။ နတ္ထိံ၊ သာနုသန္ဓိကာဝ၊ အကျိုးပယောဇနနှင့် တကွဖြစ်သော ဒေသနာသည်သာ။ ဟောတိံ၊ အဇာနိတော၊ ၍။ ကထိတာပိ၊ ဟောတော်မူအပ်သော ဒေသနာသည်လည်း။ နတ္ထိံ၊ သဗ္ဗာ၊ အလုံးစုံသော ဒေသနာတော်ကို။ ဇာနိတော ယေဝ၊ သိတော်မူ၍ သာလျှင်။ ကထိတာ၊ ဟောတော်မူအပ်ပြီ။ (ဣတိ ဝတ္တဗ္ဗော။)

ဝိတက္ကော ဝိစာရော-စသော တပုဒ်ကိုသာ ဟော၏။ “ဈာနာဒိပဒံ၊ ဈာန် အစရှိသည်တို့၏ ဝိတက္ကော ဝိစာရော-စသော ပုဒ်ကို” ဟု ပေးပါ။

ပြည့်စေပုံ။ ။ အဘယ်နည်းဖြင့် “ဖြည့်အပ်ပါသနည်း” ဟု မေးဖွယ်ရှိသောကြောင့် ဋီကာ၌ “အစုတ္တံ ဟာပိတံ နာမ ဟောတိတိ ပုတ္တံ ပုရိတံ” ဟု မိန့်သည်။ ဈာနပဉ္စက၌ “သုခံ ဟောတိ” ဟု မဟောလျှင် ထိုသုခံကို ယုတ်လျော့စေရာ ရောက်၏။ ထို့ကြောင့် ဟောအပ်သည်ကို “ပုရိတ-ပြည့်စေအပ် ဖြည့်အပ်သည်” ဟု ဆိုလိုသည်။

၁။ အနုသန္ဓိကာ။ ။ ဤ၌ “အနုသန္ဓိ” ဟူသည် ပယောဇနသမ္ပန္န-ဟူသော အကျိုး အနုသန္ဓေတည်း။ ပုရိသ-သဒ္ဓါ တခုကို ထပ်ကာ ထပ်ကာ ဟောနေလျှင် ရှေ့စကားနှင့် နောက်စကားသည် ဆက်သွယ်၍မရ၊ စာစပ်၍မဖြစ်၊ အကျိုးလည်း မရှိသကဲ့သို့၊ ဝေဒနာတခုကိုပင် “ဝေဒနာ ဟောတိ၊ သုခံ ဟောတိ၊ သောမနဿိန္ဒြိယံ ဟောတိ” ဟု တပ်ကာ ထပ်ကာ ဟောနေခြင်းကြောင့် အနုသန္ဓေလည်းမရှိ၊ အကျိုးလည်းမရှိသော စကားဖြစ်သည်- ဟူလို။ [“ကောစိ သမ္ပန္နော နတ္ထိံ” ဟု ဋီကာ၌ အနုသန္ဓိကို “သမ္ပန္နော” ဟု ဖွင့်၏။ မစဉ် “ကောစိ သမ္ပန္နော - ကောစိ ပယောဇနံ” ဟု အဓိပ္ပာယ်ဖွင့်သည်။]

၂။ ဥပ္ပဋိပဂါဋိယာ။ ။ [ကထိတာ-၌စပ်။] ဇဿပဉ္စမကရာသိ၏ အကြား၌ ဟောအပ်ပြီးသော ဝေဒနာ စိတ္တတို့ကို နောက်နောက်ရာသိ၌ ထပ်၍ဟောသောကြောင့် တရားစဉ်အတိုင်း ဟောရာမရောက်၊ အစဉ် မဟုတ်သောအားဖြင့် ဟောအပ်ရာ ရောက်သည်။ ဥပမာ-ခိုးသူတို့ ခိုးယူအပ်ခဲ့သော ဘဏ္ဍာထုပ်သည် အစီအစဉ်မရှိပဲ ဟိုအထုပ် သည် အထုပ်ထဲ၌ အမျိုးမျိုး ထည့်ထားသကဲ့သို့လည်းကောင်း၊ နွားအပေါင်း သွားအပ်သော လမ်း၌ မြက်တွေရှုပ်ပွေနေသကဲ့သို့လည်းကောင်း ဖြစ်နေသည်-ဟူလို။

ဟိ၊ မှန်။ (တနည်း) ဟိ၊ ချဲ့။ သမ္မာသမ္မုဒ္ဓော၊ သည်။ တေသံ တေသံ ဓမ္မာနံ၊ တို့၏။ ကိစ္စံ၊ ကို။ ဇာနာတိ၊ သိတော်မူ၏။ တံ၊ ထိုကိစ္စကို။ ဥတှာ၊ သိတော်မူ၍။ ကိစ္စဝသေန၊ ဖြင့်။ ဝိဘတ္တိံ၊ ဝေဖန်ခြင်းသို့။ (ဝေဖန် အပ်သော အပြားသို့။) အာရောပေန္တော၊ တင်တော်မူလတ်သော်။ အဋ္ဌာရသ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ ဧကေကကိစ္စာ၊ တခု တခုစီသော ကိစ္စရှိကုန်၏။ ဣတိ၊ သို့။ ဥတှာ၊ သိတော်မူ၍။ ဧကေကသိံ၊ သော။ ဌာနေ၊ ဌ်။ ဝိဘတ္တိံ အာရောပေသိ။ သတ္တ၊ ကုန်သော။ ဓမ္မာ၊ ဝိတက်စသော တရားတို့သည်။ ဒွေဒွေ ကိစ္စာ၊ ၂-ပါး ၂-ပါးသော ကိစ္စရှိကုန်၏။ [“ဒွိဒွိ ကိစ္စာ” ဟု ရှိလျှင် သဒ္ဒါနေ ကောင်း၏။] ဣတိ ဥတှာ၊ ဒွိသု ဒွိသု။ ဌာနေသု၊ တို့၌။ ဝိဘတ္တိံ အာရောပေသိ။ ဝေဒနာ၊ သည်။ တိ ကိစ္စာ၊ ၃-ပါးသော ကိစ္စရှိ၏။ ဣတိ ဥတှာ တံသု ဌာနေသု ဝိဘတ္တိံ အာရောပေသိ။ ဝီရိယသတိနံ၊ တို့၏။ စတ္တာရိ စတ္တာရိ၊ ၄-ပါး ၄-ပါးကုန်သော။ ကိစ္စာနိ၊ တို့သည်။ (ဟောန္တိ။) ဣတိ ဥတှာ စတုသု စတုသု ဌာနေသု ဝိဘတ္တိံ အာရောပေသိ။ သမာဓိ၊ သည်။ ဆ ကိစ္စော၊ ၆-ပါးသော ကိစ္စရှိ၏။ ဣတိ ဥတှာ ဆသု ဌာနေသု ဝိဘတ္တိံ အာရောပေသိ။ ပညာ သည်။ သတ္တ ကိစ္စာ၊ ၇-ပါးသော ကိစ္စရှိ၏။ ဣတိ၊ သို့။ ဥတှာ၊ သိတော်မူ၍။ သတ္တသု၊ ကုန်သော။ ဌာနေသု၊ ဌာနတို့၌။ ဝိဘတ္တိံ၊ သို့။ အာရောပေသိ၊ တင်တော်မူပြီ။ [အာပုဗ္ဗရူဟ-ဓာတ်၊ ဏာပေပစ္စည်းဖြင့်။ “အရောပေ-တက် ရောက်စေ” ဟု သဒ္ဒတ္ထဖြစ်၏။ “တင်” ကား အဓိပ္ပာယ်တူတည်း။]

တဩ၊ ထိုသို့ ကိစ္စကိုသိ၍ ဝေဖန်တော်မူရာ၌။ ဣဒံ၊ ဤ ဆိုအပ်လတ္တံ့ ကား။ ဩပမံ၊ ဥပမာတည်း။ [ဥပမာယေဝ ဩပမံ၊ သတ္တ၌ ဣပစ္စည်းသက်။] ကိရ၊ ချဲ့။ ဧကော၊ တယောက်သော။ ပဏ္ဍိတော၊ ကြောင်းကျိုးမြင်သိ ပညာရှိ သော။ ရာဇာ၊ သည်။ ရဟောဂတော၊ ဆိတ်ငြိမ်ရာအရပ်၌ ရောက်သည်။ (ဟုတှာ။) စိန္တေသိ၊ ကြံပြီ။ (ကိံ။) ဣမံ ရာဇကုလသန္တကံ၊ ဤ မင်းမျိုး၏ ဥစ္စာကို။ ယထာ ဝါ တထာ ဝါ၊ ဟုတ်ဟုတ်ငြားငြားသော အခြင်းအရာ အား ဖြင့်လည်း။ န ခါဒိတဗ္ဗံ၊ မခဲစားထိုက်။ (မသုံးစွဲထိုက်။) သိပ္ပုနုစ္ဆဝိကံ၊ အတတ် အား လျှောက်ပတ်သော။ ဝေတနံ၊ လစာရိက္ခာကို။ ဝဇေယျာမိ၊ တိုးပွား စေအံ့။ (တိုး၍ပေးအံ့။) ဣတိ၊ ဤသို့ ကြံပြီ။ (ဣတိ၊ ဤသို့ ကြံပြီး၍။) သော၊ ထိုမင်းသည်။ သဗ္ဗေ၊ ကုန်သော။ သိပ္ပိကေ၊ အတတ်သည်တို့ကို။ သန္နိပါတာပေတှာ၊ စည်းဝေးစေ၍။ ဧကေကသိပ္ပ ဇာနနကေ၊ တခုတခုသော အတတ်ကို တတ်သူတို့ကို။ ပက္ခောသထ၊ ခေါ်ကြကုန်။ ဣတိ၊ သို့။ အာဟ၊ ပြီ။

ဝေံ၊ သို့။ ပက္ခောသိယမာနာ၊ ခေါ်အပ်ကုန်လတ်သော်။ အဋ္ဌာရသ၊ တဆယ့်ရှစ်ယောက်ကုန်သော။ ဇနာ၊ လူတို့သည်။ ဥဋ္ဌဟိံသု၊ ထကုန်ပြီ။

တေသံ၊ ထို ၁၈-ယောက်သော လူတို့အား။ ဧကေကံ၊ တခုတခုသော။
 ပဋိဝိသံ၊ ရိက္ခာအဖို့ကို။ ဒါပေတော၊ ပေးစေပြီး၍။ ဝိဿဇ္ဇေသိ၊ လွတ်လိုက်
 ပြီ။ ဒွေ ဒွေ၊ ၂-ခု ၂-ခု ကုန်သော။ သိပ္ပာနိ၊ အတတ်တို့ကို။ ဇာနန္တော၊
 တတ်သိသူတို့သည်။ အာဂစ္ဆန္တု၊ လာကြကုန်။ ဣတိ၊ သို့။ ဝုတ္တေ ပန၊
 ဆိုအပ်သော်ကား။ သတ္တ၊ ကုန်သော။ ဇနာ၊ တို့သည်။ အာဂမံသု၊ လာကြ
 ကုန်ပြီ။ တေသံ၊ ထိုလူတို့အား။ ဒွေ ဒွေ၊ ကုန်သော။ ပဋိဝိသေ၊ ရိက္ခာ
 အဖို့တို့ကို။ ဒါပေသိ၊ ပေးစေပြီး။ တီဏိ၊ ကုန်သော။ သိပ္ပာနိ၊ တို့ကို။
 ဇာနန္တော၊ တို့သည်။ အာဂစ္ဆန္တု၊ ဣတိ။ ဝုတ္တေ၊ သော်။ ဧကောဝ၊ တယောက်
 သည်သာ။ အာဂစ္ဆိ၊ လာပြီ။ တဿ၊ ထိုသူအား။ တယော ပဋိဝိသေ ဒါပေသိ၊
 စတ္တာရိ သိပ္ပာနိ ဇာနန္တော အာဂစ္ဆန္တု ဣတိ။ ဝုတ္တေ၊ သော်။ ဒွေ၊ ကုန်သော။
 ဇနာ၊ တို့သည်။ အာဂမံသု။ တေသံ၊ ထိုလူတို့အား။ စတ္တာရော စတ္တာရော
 ပဋိဝိသေ ဒါပေသိ။ [ပဋိဝိသ-သဒ္ဒါသည် ပုလ္လင်တည်း။ ထို့ကြောင့် “စတ္တာရော
 စတ္တာရော” ဟု ရှိသင့်သည်။] ပဉ္စ သိပ္ပာနိ ဇာနန္တော အာဂစ္ဆန္တု၊ ဣတိ ဝုတ္တေ။
 ဧကောပိ၊ တယောက်သည်လည်း။ (တယောက်မျှလည်း။) န အာဂစ္ဆတိ၊
 မလာ။ ဆ သိပ္ပာနိ ဇာနန္တော အာဂစ္ဆန္တု၊ ဣတိ ဝုတ္တေ။ ဧကောဝ၊ သည်သာ။
 အာဂစ္ဆိ တဿ ဆ ပဋိဝိသေ ဒါပေသိ၊ သတ္တသိပ္ပာနိ ဇာနန္တော အာဂစ္ဆန္တု၊
 ဣတိ ဝုတ္တေ ဧကောဝ အာဂစ္ဆိ၊ တဿ ။ပ။ဒါပေသိ။

တတ္ထ၊ ထို ဥပမာ၌။ ပဏှိတော၊ သော။ ရာဇာ ဝိယ၊ မင်းကိုကဲ့သို့။ အနု-
 တ္တရော၊ အတူမရှိ မြတ်သော။ ဓမ္မရာဇာ၊ တရားမင်းဘုရားကို။ (ဒဋ္ဌဗ္ဗော။)
 သိပ္ပဇာနနကာ ဝိယ၊ အတတ်ကို တတ်သိသူတို့ကိုကဲ့သို့။ စိတ္တ စိတ္တင်္ဂဝသေန၊
 စိတ် စိတ် အင်္ဂါ၏ အစွမ်းဖြင့်။ ဥပ္ပန္နော၊ ကုန်သော။ ဓမ္မော၊ တို့ကို။ (ဒဋ္ဌဗ္ဗော။)
 [“စိတ္တံ ဟောတိ” အရ စိတ္တ၊ ဖဿော ဟောတိ-စသည်တို့အရ ဖဿ-စသော
 စိတ္တင်္ဂတည်း။ ထို့ကြောင့် “စိတ္တ စိတ္တင်္ဂဝသေန” ဟု ရှိသောပါဌ်သာ ကောင်း
 သည်။] သိပ္ပာနုစ္ဆဝိကဝေတနဝစုနံ ဝိယ၊ အတတ်အား လျှောက်ပတ်သော
 ရိက္ခာကို တိုးပွားစေခြင်းကိုကဲ့သို့။ ကိစ္စဝသေန၊ ဖြင့်။ တေသံ တေသံ ဓမ္မာနံ၊
 တို့၏။ ဝိဘတ္တိအာရောပနံ၊ ဝေဖန်အပ်သော အပြားသို့ တင်ခြင်းကို။ (ဒဋ္ဌဗ္ဗံ။)
 ပန၊ ဆက်။ သဗ္ဗေပိ၊ ကုန်သော။ ဧတေ ဓမ္မော၊ တို့သည်။ ဖဿပဉ္စမကဝသေန၊
 ဖဿပဉ္စမက အစွမ်းလည်းကောင်း။ (ဣတိ-၌ စပ်။) ဈာနင်္ဂဝသေန၊ ဈာနင်္ဂ၏
 အစွမ်းလည်းကောင်း။ ပ။ ပဂ္ဂါဟာဝိက္ခေပဝသေန၊ ပဂ္ဂါဟ အဝိက္ခေပ၏အစွမ်း
 လည်းကောင်း။ ဣတိ၊ သို့။ သတ္တရသ၊ ကုန်သော။ ရာသယော၊ အစုတို့သည်။
 ဟောန္တိ။ ဣတိ၊ အပြီးတည်း။ ။ဓမ္မဒွေသဝါရကထာ နိဋ္ဌိတာ။

ကမာဝစရကုသလ နိဒ္ဒေသဝါရအဖွင့်

ဣဒါနိ၊ ဓမ္မုဒ္ဒေသဝါရကို ပြုပြီးရာ ယခုအခါ၌။ ဓမ္မုဒ္ဒေသဝါရေ၊ ၌။ ပါဠိအာရုဋ္ဌာနိ၊ ပါဠိတော်၌ တက်မရောက်ကုန်သော။ (ပါဠိတော်၌ တင်အပ်ကုန်သော။) ဆပ္ပညာသ၊ ၅၆-ပါးသော။ တာနေဝ ပဒါနိ၊ ထို ပုဒ်တို့ကိုပင်။ ဝိဘဇိတော၊ အကျယ်ဝေဖန်၍။ ဒဿေတံ၊ ပြုတော်မူခြင်းငှာ။ ကတမော တသ္မိံ သမယေ ဖဿော ဟောတီတိ အာဒိနာ၊ အစရှိသော။ နယေန၊ ဖြင့်။ နိဒ္ဒေသဝါရေ၊ ကို။ (ဘဂဝတာ) အာရဒ္ဒော၊ အားထုတ်တော်မူအပ်ပြီ။ တတ္ထ၊ ထို နိဒ္ဒေသဝါရ၌။ တာဝ၊ ဝိဿဇ္ဇနာမှ ရှေးဦးစွာ။ (နိဒ္ဒိဋ္ဌာယ၊ ညွှန်ပြအပ်သော။) ပုစ္ဆာယ၊ ပုစ္ဆာ၏။ အယံ၊ ဤဆိုအပ်လတ္တံ့ ကား။ အတ္ထော၊ အနက်တည်း။ ယသ္မိံ သမယေ၊ ၌။ ကမာဝစရံ၊ ကမာဝစရဖြစ်သော။ ကုသလံ၊ ကုသိုလ်ဖြစ်သော။ သောမနဿသဟဂတံ၊ သောမနဿသဟဂုတ် ဖြစ်သော။ တိဟေတုကံ၊ တိဟိတ်ဖြစ်သော။ အသင်္ခါရိကံ၊ အသင်္ခါရိကဖြစ်သော။ မဟာစိတ္တံ၊ မဟာစိတ်သည်။ ဥပ္ပဇ္ဇတိ၊ ၏။ တသ္မိံ သမယေ၊ ကမာဝစရကုသိုလ် သောမနဿသဟဂုတ် တိဟိတ် အသင်္ခါရိက မဟာစိတ်၏ဖြစ်ရာ ထိုအခါ၌။ (ယော ဖဿော၊ အကြင် ဖဿကို။) ဖဿော ဟောတီတိ၊ ဖဿော ဟောတိဟူ၍။ ဝုတ္ထော၊ ဟောတော်မူအပ်ပြီ။ သော ဖဿော၊ ထိုဖဿဟူသည်။ ကတမော၊ အဘယ်နည်း။ ဣတိ(အယံ)၊ ကား။ (အတ္ထော၊ တည်း။) 'ဣမိနာ- နယေန၊ ဖြင့်။ သဗ္ဗပုစ္ဆာသု၊ တို့၌။ အတ္ထော ဝေဒိတဗ္ဗော။

၁။ ပုစ္ဆာယ။ပ။မတ္ထော။ ။ “ကတမော တသ္မိံ သမယေ ဖဿော ဟောတီ” ဟူသော ပုစ္ဆာဝါကျ၏ အနက်ကို ပြလို၍ “ပုစ္ဆာယ။ပ။မတ္ထော” ဟု စချီသည်။ “အကြင် အခါ၌ ကမာဝစရကုသိုလ် သောမနဿသဟဂုတ် တိဟိတ် အသင်္ခါရိက မဟာစိတ် ဖြစ်၏။ ထိုအခါ၌ ဖဿော ဟောတီ” ဟု ဥဒ္ဒေသဝါရဝယ် အကြင်ဖဿကို ဟောတော် မူအပ်ခဲ့ပြီ။ ထိုဖဿဟူသည် အဘယ်နည်း။ ဆိုလိုရင်းကား-ပုစ္ဆာဝါကျ၌ မေးအပ် သော ဖဿဟူသည် အခြားဖဿမဟုတ် ဓမ္မုဒ္ဒေသဝါရ၌ “ဖဿော ဟောတီ” ဟု ဟောတော်မူအပ်ခဲ့သော ဖဿပင် ဖြစ်သည်-ဟူလို။

၂။ ဣမိနာ။ပ။အတ္ထော။ ။ ပါဠိတော်ဝယ် နိဒ္ဒေသဝါရ အစ၌ “ကတမော တသ္မိံ သမယေ ဖဿော ဟောတီ” ဟု စတည်လျက် ပုစ္ဆာဝါကျရှိ၏။ ထိုပုစ္ဆာဝါကျ၌ “တသ္မိံ သမယေ” ဟူသော နိယမအတွက် “ကမာဝစရံ ကုသလံ စိတ္တံ ဥပ္ပဇ္ဇံ ဟောတီ” စသော ပါဠိတော်၌ တိုက်ရိုက်ရှိသော ပါဠိကို လိုရင်းချုံး၍ “ယသ္မိံ သမယေ။ပ။မဟာစိတ္တံ ဥပ္ပဇ္ဇတိ” ဟု အနိယမဝါကျ အပိုထည့်၍လည်းကောင်း၊ တသ္မိံသမယေ၏ နောက်၌ “ဖဿော ဟောတီတိ ဝုတ္ထော” ဟု လည်းကောင်း၊ “သော ဖဿော” ဟု လည်း ကောင်း အပိုထည့်၍ အနက်ယောဇနာရသကဲ့သို့၊ ထို့အတူ “ကတမော တသ္မိံ သမယေ

ယော တသ္မိံသမယေ ဖဿောဘိ၊ ကား။ တသ္မိံသမယေ၊ ကာမာဝစရ ကုသိုလ် သောမနဿသဟဂုတ် တိဟိတ် အသင်္ခါရိက မဟာစိတ်၏ဖြစ်ရာ ထိုအခါ၌။ ဖုသနကဝသေနံ၊ တွေ့ထိခြင်း၏ အစွမ်းဖြင့်။ ဥပ္ပန္နော၊ ဖြစ်သော။ ယော ဖဿော၊ သည်။ (အတ္ထိ။) သော၊ ထို ဖဿသည်။ ဖဿော၊ ဖဿ

ဝေဒနာ ဟောဘိ” စသော ပုစ္ဆာဝါကျတို့၌လည်း ဤကဲ့သို့ ထည့်ပါငြိများ ထည့်၍ အနက်ယောဇနာပါ-ဟူလို။ [“သော ဖဿော”ဟု ထည့်သောကြောင့်“ယော ဖဿော”ဟုလည်း နိဿယပေးရာ၌ အပိုထည့်ရသည်။ တသ္မိံသမယေ ကိုကား ပဓာနဖြစ်သော သော ဖဿော-၌ စပ်ပါ။]

၁။ ဖုသနကဝသေနံ။ ။ဖုသနကဝသေနာတိ သန္တေ အသန္တေပိ ဝိသယေ အာ- ပါတဂတေ စိတ္တဿ သန္တိပတနဝသေန။-ဋီကာ။ ထိုဋီကာ၌ ပရမတ္ထအားဖြင့် ထင်ရှား ရှိသော ရုပ်နာမ်အာရုံကို“သန္တဝိသယ”ဟုလည်းကောင်း၊ ပညတ်အာရုံကို“အသန္တ ဝိသယ”ဟုလည်းကောင်း ဆိုသည်။ အသန္တပိ၌ ဝိကား“ထင်ရှားမရှိသော်လည်း ထင်ခြင်းသို့ရောက်နိုင်၏”ဟု ဂရဟာပြုသော စကားတည်း။ တနည်း-သန္တကိုပေါင်း သော သမ္ပိဏ္ဏနတည်း။ သန္တအာရုံသည်လည်းကောင်း၊ အသန္တအာရုံသည်လည်း ကောင်း ထင်ခြင်းသို့ရောက်လတ်သော် ထိုအာရုံ၌ စိတ်၏ကျရောက်ခြင်း၊ အာရုံနှင့်စိတ် ၏ ပေါင်းမိခြင်းကို“ဖုသနက(ထိခြင်း)”ဟု ဆိုသည်။ အရာဝတ္ထု ၂-ခု ထိခြင်းကဲ့ သို့သော ထိခြင်းမျိုး မဟုတ်-ဟူလို။ [ဖုသိယတေ၊ တွေ့ထိခြင်း။ ဖုသနံ၊ ခြင်း။ ဖုသန- မေဝ+ဖုသနကံ။ သုတ္တံ၌ က-ပစ္စည်းသက်။]

၂။ ဥပ္ပန္နော ဖဿော၊ သော ဖဿော။ ။စာအုပ်တို့၌ ဥပ္ပန္နော ဖဿော၏နောက် ဝယ်“သော ဖဿော”ဟု နိယမစကားကို တွေ့ရ၏။ ထိုစကားသည် ပိုဟန်တူ၏။ ဘာကြောင့်နည်း-သော ဖဿောဟူသော အနိယမ၏ နိယမမှာ အယံ တသ္မိံသမယေ ဖဿောဝယ်“အယံ”ဟု ပါဠိခတ်၌ တိုက်ရိုက်ရှိပြီး ဖြစ်သောကြောင့်တည်း။ မှန်၏- “အယံ ပဒနတ္ထ ယောဇနာ”ဟု စချီ၍ ပြအပ်သက္ကံသော ယောဇနာ၌“ယော တသ္မိံ သမယေ ဖဿော။ပ။အယံ တသ္မိံသမယေ ဖဿော ဟောဘိတိ”ဟု အဆုံးဝါကျ နှင့်တွဲ၍ ယောဇနာ (အနက်ယဉ်စေပုံ) ကို ပြထားသည်။ ထို့ကြောင့်-ယော ဖဿော အဘွက် နိယမထည့်လိုလျှင်“တသ္မိံသမယေ အယံ ဖဿော ဟောဘိ”ဟုသာ ထည့် ထိုက်၏။ ထိုသို့ ပိုသည်ဟု ထင်သော်လည်း ပါဠိရှိအတိုင်းပင် ပေးလိုက်ပါသည်။

၃။ သော ဖဿောတိ ဣဒံ။ ။နောက်ပြင် စာအုပ်များ၌ “သော။ ဖဿောတိ ဣဒံ”ဟု တွေ့ရ၏။ ရှေးစာအုပ်များ၌ကား“သော ဖဿောတိ ဣဒံ”ဟု တွေ့ရ၏။ ထို ၂မျိုးတွင် ဝိစာရနိဒ္ဒေသ၌ “အာရမ္မဏေ စရဏကဝသေန စာရော၊ ဣဒမဿ သဘာဝပဒံ”ဟုလည်းကောင်း၊ သဘိန္ဒြိယနိဒ္ဒေသ၌ “သရဏကဝသေန သတိ၊ ဣဒံ သတိယာ သဘာဝပဒံ”ဟုလည်းကောင်း ဤသို့စသည်ဖြင့် သံဝဏ္ဏေတဗ္ဗပုဒ်ကို ဣတိ သဒ္ဒါဖြင့် မတည်ပဲ ဖွင့်ရာ၌သာ “ဣဒံ”သဒ္ဒါ ပါရှိ၏။ ဣတိသဒ္ဒါဖြင့် တည်ရာ၌ကား “ဝိဘိဘိ သဘာဝပဒံ”ဟု ဣဒံပုဒ် မပါ။ ထို့ကြောင့် “ဖဿောတိ ဣဒံ”ဟု မရှိ

မည်၏။ ဣတိ၊ ဤကား အနက်။ ဣဒံ၊ ဤ ဖဿော-ဟူသော ပုဒ်သည်။ ဖဿဿ၊ ၏။ သဘာဝဒီပနတော၊ သဘောကို ပြတတ်သည်၏ အဖြစ်ကြောင့်။ သဘာဝပဒံ နာမ၊ သဘာဝပဒ-မည်၏။ (မိမိသဘောကိုသာ ပြသောပုဒ် မည်၏။)

သင့်၊ “ဣဒံ”ဟူသော ရှိသင့်၏။ ထို့ပြင်-“သော ဖဿောတိ”သည် ပိုသည်ဟုလည်း ရှေ့ပြခဲ့ပြီ။

၁။ သဘာဝပဒံ။ ။သဘာဝဒီပနတောကို ကြည့်၍ “သဘာဝဒီပနံ+ပဒံ သဘာဝပဒံ”ဟု ပြု။ သဘာဝဒီပနဟူသော ရှေ့ပုဒ်၌ ဒီပနဟူသော နောက်ပုဒ်ကို ချေ။ ချေပြီး အံ-စိတ္တံ မနော-အစရှိသော ပါဠိရပ်တို့၌ စိတ္တံသည် အာရုံကိုသိခြင်းဟူသော ကိစ္စအထူးကို ဝှံ့၍၊ မနောကား အာရုံကို နှိုင်းချိန်ခြင်းဟူသော ကိစ္စအထူးကို ဝှံ့သကဲ့သို့၊ ထို့အတူ ကိစ္စအထူးကိုလည်း မဝှံ့သော၊-

မာနသံ အစရှိသော ပါဠိရပ်တို့၌ မနောနှင့် မာနသံသည် စိတ်ဟူသော အနက်ချင်း တူသော်လည်း သဒ္ဓါချင်းထူးပုံကို ဝှံ့သကဲ့သို့၊ ထို့အတူ သဒ္ဓါအထူးကိုလည်း မဝှံ့သော၊

ပဏ္ဍရံ အစရှိသော ပါဠိရပ်တို့၌ စိတ်ကိုပင် ဖြူစင်သောဂုဏ် ရှိသောကြောင့် ဂုဏ်ဝိသေသကို ဝှံ့သကဲ့သို့၊ ထို့အတူ ဂုဏ်ဝိသေသကိုလည်း မဝှံ့သော၊-

စေတသိကံ သာတံ-အစရှိသော ပါဠိရပ်တို့၌ သာယာခြင်းသဘော တည်းဟူသော ဝေဒနာ၏ စိတ်၌ မှီသောကြောင့် မှီရာဝိသေသကို ဝှံ့၍ စေတသိကံ-ဟု ဆိုရသကဲ့သို့၊ ထို့အတူ မှီရာဝိသေသကိုလည်း မဝှံ့သော၊-

စိတ္တဿ ဌတိ-အစရှိသော ပါဠိရပ်တို့၌ စိတ်၏တည်ခြင်း အခိုက်အတန့်ကို ပြသောကြောင့် အခြားတရား၏ တည်ခြင်းအခိုက်အတန့် မဟုတ်ဟူသော အထူးကို ဝှံ့သကဲ့သို့၊ ထို့အတူ အခြားတရား၏ တည်ခြင်းမဟုတ်ဟူသော အထူးကိုလည်း မဝှံ့သော၊-

အလုပ္ပိနာ-အစရှိသော ပါဠိရပ်တို့၌ အလောဘမှတစ်ပါး အခြားသော တရား၏ လိုချင်ခြင်းကြိယာ မဟုတ်ဟူသောအထူးကို ဝှံ့သကဲ့သို့၊ ထို့အတူ အခြားသော တရား၏ အမှုအရာကိရိယာ မဟုတ်ဟူသော အထူးကိုလည်း မဝှံ့သော၊-

အလုပ္ပိတတ္တံ-အစရှိသော ပါဠိရပ်တို့၌ အခြားသောစိတ်၏ ပဝတ္တိနိမိတ်အနက် ဖြစ်သော ဘာဝ၏ ထင်ရှားရှိသည်၏ အဖြစ်ဟူသော အထူးကို ဝှံ့သကဲ့သို့၊ ထို့အတူ အခြားသော တရား၏ ထင်ရှားရှိသည်၏ အဖြစ်ဟူသော အထူးကိုလည်း မဝှံ့သော ဖုသန (တွေ့ထိခြင်း) ဟူသော မိမိသဘောမျှကိုသာ ပြသောပုဒ်ကို “သဘာဝပဒံ”ဟု ဆိုသည်။

ဆိုလိုရင်းကား-သဘာဝမှတစ်ပါး အခြားအနက်အထူးကို မပြုပဲ သဘာဝကိုသာ (ဖုသန-စသော သဘောမျှကိုသာ) ပြသောပုဒ်ကို “သဘာဝပဒံ”ဟု ခေါ်ရသည်။ ဖုသနာ-စသည်တို့ကား သဘာဝကို ပြသည့်အပြင် အာကာရကိုလည်း ပြသေး၏။ ထိုကြောင့် “သဘာဝပဒံ”ဟု မခေါ်ရ။ [စိတ္တံ မနောတိ အာဒိသု ဝိယ ကိစ္စဝိသေသံ ။ပ။ အနုပေက္ခိတွာ ဓမ္မမတ္တဒီပနံ သဘာဝပဒံ။-ဇီကာ။]

ဖုသနာတိ၊ ကား။ ဖုသနာကရော၊ တွေထိခြင်းဟူသော အခြင်းအရာသည်။
 (အတ္ထိ၊ ရှိ၏။) ဖုသနာကာရောဝ၊ တွေထိခြင်းဟူသော အခြင်းအရာကိုပင်။
 [“ဖုသနာကာရော”ဟု ရှေ့၌ရှိပြီးဖြစ်သောကြောင့် ဧဝ ထည့်သည်။] ဥပသဂ္ဂေ-
 န၊ သံ ဥပသာရဖြင့်။ ပဒံ၊ ပုဒ်ကို။ ဝဇေတု၊ တိုးပွားစေ၍။ သမ္ပုသနာ၊ တိ၊
 ဟူ၍။ ဝုတ္တော၊ ဟောတော်မူအပ်ပြီ။ သမ္ပုသိတတ္ထိ၊ န္တိ၊ ကား။ သမ္ပုသိတ-
 ဘာဝေါ၊ အာရုံနှင့် ပေါင်းမိလတ်သော် တွေထိသောစိတ်၏ဖြစ်ကြောင်း ဖြစ်
 ရာတည်း။

ပန၊ ဆက်။ (တနည်း)ပန၊ ပဒတ္တမှတပါး ယောဇနာကို ဆိုဦးအံ့။ အယံ၊
 ဤ ဆိုအပ်လတ္တံ့။ ကား။ ဧတ္ထ၊ ဤ ယော တသ္မိံ သမယေ ဖဿော-အစရှိသော
 ဖဿနိဒ္ဓေသ၌။ ယောဇနာ၊ ပုဒ်တို့ကို ယှဉ်စေခြင်းတည်း။ တသ္မိံ သမယေ၊
 ကာမာဝစရကုသိုလ် သောမနဿ သဟဂုတ် တိဟိတ် အသင်္ခါရိက မဟာစိတ်၏
 ဖြစ်ရာ ထိုအခါ၌။ ဖုသနကဝသေန၊ ဖြင့်။ (ဥပ္ပန္နော၊ သော။) ယော ဖဿော၊
 သည်။ (အတ္ထိ။) တသ္မိံ သမယေ၊ ၌။ ယာ ဖုသနာ၊ အကြင် အာရုံ၌ တွေထိ
 ခြင်း ဟူသော အခြင်းအရာသည်။ (အတ္ထိ။) တသ္မိံ သမယေ၊ ၌။ ယာ သမ္ပုသနာ၊
 အကြင် အာရုံနှင့် ပေါင်းမိလတ်သော် တွေထိခြင်းဟူသော အခြင်းအရာသည်။
 (အတ္ထိ။) တသ္မိံ သမယေ၊ ၌။ ယံ သမ္ပုသိတတ္ထိ၊ အကြင် အာရုံနှင့် ပေါင်းမိလတ်
 သော် တွေထိတတ်သောစိတ်၏ ဖြစ်ကြောင်းဖြစ်ရာသည်။ (အတ္ထိ။) [“တသ္မိံ”

၁။ ဖုသနာကာရော။ ။ ဖုသိတဿ ဟိ စိတ္တဿ ဖုသနကိရိယာ ဖုသနာကာရော။-
 ဋီကာ။ ဤဋီကာအတိုင်း စိတ်၏ အာရုံ၌ ထိခြင်း အမှုအရာကိရိယာကို “ဖုသနာကာရ”
 ခေါ်သည်ဟု မှတ်ပါ။ ကိတ်ပုဒ်ကို အာကာရဖြင့် ဖွင့်ပြရာဝယ် “သံဝဏ္ဏေတဗ္ဗ၊ ကိတ်
 ပဒကို၊ ယုပစ္စယ၊ အာကာရနှင့်၊ ဘာဝသဒ္ဓါ၊ ဖွင့်ပြရာ၊ ကြိပါမုချ၊ ကိတ်ဘာဝ”ဟူသော
 နိယံနှင့်အညီ ဘာဝသာဓန ကြိရိုးတည်း။ ထို့ကြောင့် “ဖုသိယတေ ဖုသနံ”ဟု ဘာဝ
 သာဓနပြု။

၂။ သမ္ပုသနာ။ ။ သံသည် သမာဂမ (သမောဓာန) အနက်ဟော။ ထို့ကြောင့်
 ဋီကာ၌ “သမ္ပုသနာတိ အာရမ္မဏ သမာဂမဖုသနာ၊ န ပဋိလာဘ သမ္ပုသနာ”ဟု
 မိန့်သည်။ ပဋိလာဘ သမ္ပုသနာ ဟူသည်ကား “ဖုသန္တိ ဓိရာ နိဗ္ဗာန်” ကဲ့သို့ တစုံတခု
 သော အရာဝတ္ထုကို ထိခြင်း၊ သို့မဟုတ်-တရားတမျိုးမျိုးကို ရခြင်းတည်း။ ထိုကဲ့သို့
 ရခြင်းမျိုးမဟုတ်-ဟူလို။ “သမာဂမေ ဖုသနာ သမ္ပုသနာ”ဟု ပြု။ ရှေးက ဖုသနာ
 ကိုပင် သံ-ဥပသာရဖြင့် တိုးခဲ့ထားသည်။

၃။ သမ္ပုသိတတ္ထိ။ ။ သမ္ပုသိတဿ အာရမ္မဏေန သမာဂတဿ စိတ္တဿ ဘာ-
 ဝေါ သမ္ပုသိတတ္ထိ။-ဋီကာ။ “သမာဂမေ+ဖုသိတံ (တွေထိတတ်သော စိတ်) သမ္ပု
 သိတံ၊ သမ္ပုသိတဿ ဘာဝေါ သမ္ပုသိတတ္ထိ”ဟု ပြု။

သမယေ၊ ဌံ။ အယံ၊ ဤသို့သော။ ဖဿော၊ သည်။ ဟောတိ” ဟု “အယံ တသ္မိံ သမယေ ဖဿော ဟောတိ” နှင့် လှမ်း၍ ကဲ့ရသည်။]

အထ ဝါ၊ ထို့ပြင် တနည်းကား။ တသ္မိံ သမယေ၊ ဌံ။ ဖုသနဝသေန၊ အာရုံ၌ ထိခြင်း၏ အစွမ်းဖြင့်။ ယော ဖဿော၊ ကို။ အညေနာပိ၊ အခြားလည်း ဖြစ်သော။ ပရိယာယေန၊ ပရိယာယ်အားဖြင့်။ ဖုသနာ သမ္ပုသနာ သမ္ပုသိတတ္တန္တိ၊ ဟူ၍။ ဝုစ္စတိ၊ ဟောတော်မူအပ်၏။ တသ္မိံ သမယေ၊ ဌံ။ အယံ၊ ဤသို့သော။ ဖဿော၊ သည်။ ဟောတိ။ ဣတိ (အယံ)၊ ကား။ (ယောဇနာ၊ ပုဒ်တို့ကို ယှဉ်စေခြင်းတည်း။) ဝေဒနာဒိနမ္ပိ၊ ဝေဒနာ အစရှိသော ပုဒ်တို့၏လည်း။ နိဒ္ဒေသေသု၊ တို့၌။ ဣမိနာဝ နယေန၊ ဤနည်းဖြင့်သာလျှင်။ ပဒယောဇနာ၊ ပုဒ်တို့ကို ယှဉ်စေခြင်းကို။ ဝေဒိတဗ္ဗာ။ [ဤ ၂-နည်းကို ကြည့်၍ ပါဠိတော်၌ ၂-နည်း အနက်ပေးပါ။]

ပန၊ ဆက်။ အယံ၊ ဤ ဆိုအပ်လတ္တံ့ကား။ ဧတ္ထ၊ ဤ နိဒ္ဒေသ၌။ [ယောဇနာဝယ် “ဧတ္ထ၊ ဤ ပထမစိတ်၌” ဟု စွဲလေသည်။] သဗ္ဗသာဓာရဏော၊ အလုံးစုံသော ပုဒ်တို့၏ နိဒ္ဒေသနှင့် ဆက်ဆံသော။ ဝိဘတ္တိဝိနိစ္ဆယော၊ အကျယ် ဝေဖန်ပုံ အဆုံးအဖြတ်တည်း။ [“ယာနိမာနိ ဟိ” ဟု ဝိဘာရဇောတက ဟိ-ပါလျှင် ကောင်းသည်။ မပါလျှင် ထည့်။] ဟိ၊ ချဲ့။ ဘဂဝတာ၊ သည်။ ပဌမံ၊ စွာ။ ကာမာဝစရံ၊ သော။ ကုသလံ၊ သော။ မဟာစိတ္တံ၊ ကို။ ဘာဇေတွာ၊ အကျယ် ဝေဖန်၍။ ဒဿေန္တေန၊ ပြတော်မူလိုလတ်သော်။ ယာနိမာနိ အတိရေက ပဏ္ဏာသပဒါနိ၊ အကြင် ၅၀-ကျော် ပုဒ်တို့ကို။ မာတိကာဝသေန၊ ခေါင်းစဉ် မာတိကာ၏ အဖြစ်ဖြင့်။ ဌပေတွာ၊ ထားတော်မူပြီး၍။ ပုန၊ တဖန်။ ဧကေက ပဒံ၊ တပုဒ် တပုဒ်ကို။ ဂဟေတွာ၊ ယူ၍။ ဝိဘတ္တိံ၊ အကျယ် ဝေဖန်အပ်ကုန်သည် အဖြစ်သို့။ (ဘာဝပုဓာန-ကြံပါ။) အရောပိတာနိ၊ တင်အပ်ကုန်ပြီ။ တာနိ၊ ထို ၅၀-ကျော် ပုဒ်တို့သည်။ ဝိဘတ္တိံ၊ အကျယ် ဝေဖန်အပ်ကုန်သည် ၏အဖြစ်သို့။ ဂစ္ဆန္တာနိ၊ ရောက်ကုန်လတ်သော်။ တီဟိ၊ ကုန်သော။ ကာရဏေ-ဟိ၊ အကြောင်းတို့ကြောင့်။ ဝိဘတ္တိံ၊ သို့။ ဂစ္ဆန္တိ၊ ရောက်ကုန်၏။ နာနာ၊ အသီးအသီး။ ဟောန္တာနိ၊ ဖြစ်ကုန်လတ်သော်။ စတူဟိ၊ ကုန်သော။ ကာရ-ဏေဟိ၊ တို့ကြောင့်။ နာနာ၊ အသီးအသီး။ ဘဝန္တိ၊ ဖြစ်ကုန်၏။ ပန၊ ဆက်။ ဧတ္ထ၊ ဤ ပုဒ်တို့၌။ အပရဒီပနာ၊ တပါးသော ဝေဝုဏ်ပရိယာယ် စကားလှယ်ကို ပြခြင်းသည်။ ဝါ၊ တပါးသော ဝေဝုဏ်ပရိယာယ် စကားလှယ်ဖြင့် ရွှေအနက်ကို ပြခြင်းသည်။ ဒေ၊ ကုန်သော။ ဌာနာနိ၊ ဌာနတို့သို့။ ဂစ္ဆတိ၊ ရောက်၏။ [အပရဿ ဝေဝစနဿ၊ အပရေန ဝါ။ ပုရိမတ္ထဿ ဒီပနာ အပရဒီပနာ။ -ဋီကာ။]

[တိဟိ ကာရဏေဟိ ဝိဘတ္တိံ ဂစ္ဆန္တိ-စသည်ကို အကျယ်ပြုလို၍ “ကထံ” ဟု မိန့်။] ကထံ၊ အဘယ်သို့လျှင်။ (တာနိ ဝိဘတ္တိံ ဂစ္ဆန္တာနိ တိဟိ ကာရဏေဟိ ဝိဘတ္တိံ ဂစ္ဆန္တိ၊ နာနာ ဟောန္တာနိ စတူဟိ ကာရဏေဟိ နာနာ ဘဝန္တိ၊ အပရဒီပနာ ပနေတ္ထ ဒွေ ဌာနာနိ။ ဂစ္ဆတိ၊ နည်း။) ဟိ၊ ချဲ့။ တောနိ၊ ဤ ၅၀-ကျော် ပုဒ်တို့သည်။ ဗျဉ္ဇနဝသေန၊ သဒ္ဒါ၏ အစွမ်း လည်းကောင်း။ ဥပသဂ္ဂဝသေန၊ ဥပသာ-ရ၏ အစွမ်းလည်းကောင်း။ အတ္ထဝသေန၊ အနက်၏ အစွမ်း လည်းကောင်း။ ဣတိ၊ သို့။ တိဟိ၊ ကုန်သော။ ဣမေဟိ ကာရဏေဟိ၊ တို့ကြောင့်။ ဝိဘတ္တိံ၊ သို့။ ဂစ္ဆန္တိ၊ တတ္ထ၊ ထို သုံးပါးသော အကြောင်းတို့တွင်။ (ဗျဉ္ဇနဝသေန၊ ဥပသဂ္ဂဝသေန၊ အတ္ထဝသေန-တို့၌ စပ်။) ကောဓော ကုဇ္ဈနာ ကုဇ္ဈိတတ္ထံ-ဒေါသော ဒုဿနာ ဒုဿိတတ္ထန္တိ၊ ဟူ၍။ ဧဝံ၊ သို့။ ဗျဉ္ဇနဝသေန၊ သဒ္ဒါ၏ အစွမ်းဖြင့်။ ဝိဘတ္တိံဂမနံ၊ အကျယ် ဝေဖန်အပ်ကုန်သည်၏ အဖြစ်သို့ ရောက်ပုံကို။ ဝေဒိတဗ္ဗံ၊ ၏။ ဟိ၊ မှန်။ ဧတ္ထ၊ ဤ ကောဓော ကုဇ္ဈနာ

၁။ ဗျဉ္ဇနဝသေန။ ပ။ ဂတော။ ။ တရားကိုယ် အနက်အားဖြင့် ကောဓတည်းဟူသော ဒေါသတမျိုးကိုသာ ရသော်လည်း “ကောဓော” ဟု ဣ-ပစ္စည်းဖြင့် လည်းကောင်း၊ “ကုဇ္ဈနာ” ဟု ယု-ပစ္စည်းဖြင့် လည်းကောင်း၊ “ကုဇ္ဈိတတ္ထံ” ဟု ဣ-ပစ္စည်းဖြင့် လည်းကောင်း ခွဲခြား ဝေဖန်ခြင်းသည် သဒ္ဒါ၏ အစွမ်းဖြင့် ခွဲခြား ဝေဖန်ခြင်းတည်း။ ဒေါသော ဒုဿနာ ဒုဿိတတ္ထံတို့၌လည်း နည်းတူ။

၂။ ဥပသဂ္ဂဝသေန။ ။ တရားကိုယ် အနက်အားဖြင့် ဝိစာရတပါးသာ ရ၍ မပြားသော်လည်း စာရောနောက်၌ ဝိ-ဥပသာရဖြင့် “ဝိစာရော” ဟု လည်းကောင်း၊ ထို့နောက် အနု၊ ဝိ-ဥပသာရ ၂-မျိုးဖြင့် “အနုဝိစာရော” ဟု လည်းကောင်း၊ ထို့နောက် ဥပ၊ ဝိ-ဥပသာရ ၂-မျိုးဖြင့် “ဥပဝိစာရော” ဟု လည်းကောင်း အကျယ် ဝေဖန်ခြင်းသည် ဥပသာရ၏ အစွမ်းဖြင့် အကျယ် ဝေဖန်ခြင်းတည်း။

၃။ အတ္ထဝသေန။ ။ ပဏ္ဍိတံ-စသည်တို့၏ အနက် အရကောက်မှာ ဉာဏ်ပညာ ချည်းရသောကြောင့် အနက်အားဖြင့် မပြားသကဲ့သို့ ထင်ရ၏။ သို့သော် “ပဏ္ဍိတဿ+ဘာဝေါ ပဏ္ဍိတံ” အရ အကြားအမြင် အတွေ့အကြုံ များသော ပညာကို “ပဏ္ဍိတံ” ဟု ခေါ်ရ၏။ “ကုသလဿ+ဘာဝေါ ကောသလံ” အရ အတတ်အမျိုးမျိုး၌ ကျွမ်းကျင်သော ပညာကို “ကောသလံ” ဟု ခေါ်ရ၏။ “နိပုဏဿ+ဘာဝေါ နေပုညံ” အရ သိမ်မွေ့နက်နဲ ခက်ခဲသော အရာကို သိတတ်သော ပညာကို “နေပုညံ” ဟု ခေါ်ရ၏။ “ဝိဘာဝေတိတိ ဝိဘာဝေါ၊ ဝိဘာဝေါယေဝ ဝေဘဗျာ” နှင့် အညီ အနိစ္စ အစရှိသည် တို့ကို ထင်စွာပြတတ် (သူတပါး နားလည်အောင် နာမည်တပ်၍ ထင်ထင်ရှားရှား ဟောပြု ရေးသားတတ်) သော ပညာကို “ဝေဘဗျာ” ဟု ခေါ်ရ၏။ ဣပစ္စည်းဖြစ်သောကြောင့် “ဝေဘာဗျံ” ဟု ရှိလျှင် ကောင်း၏။

“ဝိန္တေတိတိ ဝိန္တာ” အရ အနိစ္စ-အစရှိသည်ကို စဉ်းစားကြံစည်တတ်သော ပညာကို “ဝိန္တာ” ဟု ခေါ်ရသည်။ “ဥပပရိက္ခတိတိ ဥပပရိက္ခာ” အရ ရုပ်နာမ်တို့၏ အနိစ္စ-

ကုဇ္ဈိတတ္တံ၊ ဒေါသော ဒုဿနာ ဒုဿိတတ္တံ-ဟူသော ပါဠိရပ်၌။ ကောဝ၊ တပါးတည်းသာလျှင် ဖြစ်သော။ ကောဓော၊ ကောဓသည်။ ဗျဉ္ဇနဝသေန၊ ဖြင့်။ ဧဝံ၊ သို့။ ဝိဘတ္တိံ၊ သို့။ ဂတော၊ ရောက်ပြီ။

ပန၊ ကား။ စာရော ဝိစာရော အနုဝိစာရော ဥပဝိစာရေတိ၊ ဟူ၍။ ဧဝံ၊ သို့။ ဥပသဂ္ဂဝသေန၊ ဖြင့်။ ဝိဘတ္တိဂမနံ၊ ကို။ ဝေဒိတဗ္ဗံ၊ ၏။ ပဏ္ဍိတံ။ ပ။ ဥပပရိက္ခာတိ၊ ဟူ၍။ ဧဝံ၊ သို့။ အတ္ထဝသေန၊ ဖြင့်။ ဝိဘတ္တိဂမနံ ဝေဒိတဗ္ဗံ။ တေသု၊ ထို ၅၀-ကျော် ပုဒ်တို့၏ နိဒ္ဒေသတို့တွင်။ [ယောဇနာ၌ ဖဿပဒ-နိဒ္ဒေသာဒီသု-ဟု စွဲ၏။ အဓိပ္ပာယ်မှာ အတူပင်။] တာဝ၊ ဝေဒနာပဒ နိဒ္ဒေသ-စသည်တို့မှ ရှေးဦးစွာ။ (နိဒ္ဒိဋ္ဌေ။) ဖဿ ပဒနိဒ္ဒေသေ၊ ၌။ တိဿောပိ၊ သုံးပါးလည်းဖြစ်ကုန်သော။ ဣမာ ဝိဘတ္တိယော၊ ဤ ဝေဖန်ခြင်းတို့ကို။ လဗ္ဘန္တိ၊ ရအပ်ကုန်၏။ ဟိ၊ မှန်။ ဖဿော ဖုသနာတိ၊ ဟူ၍။ (ဝိဘတ္တိဂမနံ၊ ဝေဖန်အပ်သည်၏အဖြစ်သို့ ရောက်ခြင်းသည်။) ဗျဉ္ဇနဝသေန၊ ဖြင့်။ ဝိဘတ္တိဂမနံ၊ သည်။ ဟောတိ။ သမ္မုသနာတိ၊ ဟူ၍။ (ဝိဘတ္တိဂမနံ) ဥပသဂ္ဂဝသေန (ဝိဘတ္တိဂမနံ ဟောတိ။ သမ္မုသိတတ္တံတိ၊ ဟူ၍။ (ဝိဘတ္တိဂမနံ) အတ္ထဝသေန ဝိဘတ္တိဂမနံ ဟောတိ။ ဣမိနာ နယေန၊ ဖြင့်။ သဗ္ဗပဒ နိဒ္ဒေသေသု၊ အလုံးစုံ ၅၀-ကျော် ပုဒ်တို့၏ နိဒ္ဒေသတို့၌။ ဝိဘတ္တိဂမနံ၊ အကျယ် ဝေဖန်အပ်သည်၏အဖြစ်သို့ ရောက်ပုံကို။ ဝေဒိတဗ္ဗံ။

စသည်ကို နှိုင်းချိန်ရာဝယ် အကြောင်းကို မြင်လျှင် အကျိုးကို နှိုင်းချိန်တတ်၊ အကျိုးကို မြင်လျှင် အကြောင်းကို နှိုင်းချိန်တတ်သော ပညာကို “ဥပပရိက္ခာ” ဟု ခေါ်ရသည်။ ဤသို့ စသည်ဖြင့် သတ္တိချင်း ကိစ္စချင်း မတူကြသောကြောင့် “အတ္ထဝသေန ဝိဘတ္တိဂမနံ” ဟု ဆိုသည်။

အနုဒ္ဓိကာ။ ။ ဗဟုဿုတ ဘာဝသမ္ပာဒိကာယ ပညာယ ပဏ္ဍိတပရိယာယော၊ သိပ္ပေါယတနာဒီသု ဒက္ခတာဘူတာယ ကောသလ္လပရိယာယော၊ ယတ္ထကတ္တမိတိက္ခသုခုမာယ နေပုညပရိယာယော၊ သမ္မာ ဓမ္မေ ပညပေန္တိယာ ဝေဘဗျာ ပရိယာယောတိ ငေမာဒိနာ တေသု တေသု ပညာဝိသေသေသု တေ တေ ပရိယာယဝိသေသာ ဝိသေသေန ပဝတ္တာတိ တေသံ ပညာဝိသေသာနံ နာနာ ကာလေ လမ္ဘိမာနတာ ဝုတ္တာ။ အခြားတနည်းကို ဋီကာ၌ရှုပါ။

၁။ သမ္မုသိတတ္တန္တိ အတ္ထဝသေန။ ။ ကုဇ္ဈိတတ္တံတုန်းက “ဗျဉ္ဇနဝသေန ဝိဘတ္တိဂမနံ” ဟု ဆိုခဲ့ပါလျက် ဤ သမ္မုသိတတ္တံကို အဘယ်ကြောင့် “အတ္ထဝသေန ဝိဘတ္တိဂမနံ” ဟု ဆိုရသနည်း၊ ဤသို့ မေးဖွယ်ရှိ၏။ အဖြေကား-ကောဓော ကုဇ္ဈာ ကုဇ္ဈိတတ္တံတို့၌ အနက်အရမှာ အမျက်ထွက်ခြင်းဟူသော အခြင်းအရာ အာကာရ-အနက်သာ ရသောကြောင့် အနက်အားဖြင့် မပြား။ သဒ္ဓါအားဖြင့်သာ ပြားသည်။ ဤ၌ သမ္မုသိတတ္တံအရ ဖဿော ဖုသနာတို့၏ အနက်ဖြစ်သော ဖုသနာကာရသာမည

[တနင်္ဂနွေ ဝိဘတ္တိံ ဂစ္ဆန္တိ။ ပ။ ဝိဘတ္တိံ ဂစ္ဆန္တိ-၏အကျယ်ကို ပြုပြီး၍၊ နာနာ ဟောန္တာနိ စတူဟိ ကာရဏေဟိ နာနာ ဘဝန္တိ-၏အကျယ်ကို ပြုလိုသောကြောင့် နာနာ ဟောန္တာနိပိ-စသည်မိန့်။] ပန၊ ကား။ (တနင်္ဂနွေ၊ ထို ၅၀-ကျော် ပုဒ်တို့သည်။) နာနာ၊ အသီးအသီး။ ဟောန္တာနိပိ၊ ဖြစ်ပြန်ကုန်သော်လည်း။ နာမနာနတ္ထေန၊ နာမည်အားဖြင့် ထူးကုန်သည်၏အဖြစ် လည်းကောင်း။ လက္ခဏာနာနတ္ထေန၊ လက္ခဏာအားဖြင့် ထူးကုန်သည်၏အဖြစ် လည်းကောင်း။ ကိစ္စနာနတ္ထေန၊ ကိစ္စအားဖြင့် ထူးကုန်သည်၏ အဖြစ်လည်းကောင်း။ ပဋိဂ္ဂေဟနာနတ္ထေန၊ ပဋိဂ္ဂေဟအားဖြင့် ထူးကုန်သည်၏အဖြစ် လည်းကောင်း။ ဣတိ၊ သို့။ စတူဟိ၊ ကုန်သော။ ဣမေဟိ ကာရဏေဟိ၊ တို့ကြောင့်။ နာနာ၊ အသီးအသီးတို့သည်။ ဟောန္တိ၊ တတ္ထ၊ ထို လေးပါးသော အကြောင်းတို့တွင်။ (နာမနာနတ္ထေန၊ လက္ခဏာနာနတ္ထေန၊ ကိစ္စနာနတ္ထေန၊ ပဋိဂ္ဂေဟနာနတ္ထေန-တို့၌ စပ်။) ကတမော။ ပ။ ဒုဿနာတိ ဣတ္ထ၊ ကတမော။ ပ။ ဒုဿနာဟူသော ဤပါဠိရပ်၌။ ဗျာပါဒေါတိ ဝါ၊ ဗျာပါဒဟူသောတရားသည်လည်းကောင်း။ ဒေါသောတိ ဝါ၊ ဒေါသဟူသော တရားသည်လည်းကောင်း။ ဒွေပိ၊ ၂-ပါးလည်း ဖြစ်ကုန်သော။ ဧတေ၊ ဤ တရားတို့သည်။ ကောဓော ဝေ၊ ကောဓချည်းသာတည်း။ နာမေန၊ နာမည်အားဖြင့်။ နာနတ္ထံ၊ ထူးကုန်သည်၏အဖြစ်သို့။ ဂတာ၊ ရောက်ကုန်ပြီ။ ဣတိ ဝေ၊ သို့။ နာမနာနတ္ထေန၊ နာမည်အားဖြင့် ထူးကုန်သည်၏ အဖြစ်ကြောင့်။ နာနတ္ထံ၊ ထူးကုန်သည်၏ အဖြစ်ကို။ ဝေဒိတဗ္ဗံ။ [ဤသို့ တရားကိုယ်တူလျက် နာမည်ထူးသောကြောင့် ဒေါသမူစိတ်၏ ဥဒ္ဓေသ၌ “ဒေါသော ဗျာပါဒေါ”ဟု နာမည် ၂-မျိုးကိုပြု၍ နိဒ္ဓေသ၌လည်း ထိုအတိုင်းပင် ချဲ့သည်။]

[နာမနာနတ္ထေနကို ပြုပြီး၍ လက္ခဏာနာနတ္ထေနကို ပြုလိုသောကြောင့် ရာသဋ္ဌေန-စသည် မိန့်။] စ၊ အဖို့တပါးကား။ ရာသဋ္ဌေန၊ အစု၏ အဖြစ်ဟူသော အနက်အားဖြင့်။ ပဉ္စပိ၊ ကုန်သော။ ခန္ဓာ၊ တို့သည်။ ဧကောဝံ၊ တပါးသာလျှင်ဖြစ်သော။ ခန္ဓော၊ သည်။ ဟောတိ။ ပန၊ ထိုသို့ ခန္ဓာတပါးတည်း ဖြစ်ပါသော်လည်း။ ဣတ္ထ၊ ဤ ခန္ဓာ ၅-ပါးတို့တွင်။ ရူပံ၊ ရုပ်သည်။ ရူပန-လက္ခဏံ၊ ဖောက်ပြန်ခြင်း လက္ခဏာရှိ၏။ ဝေဒနာ၊ သည်။ ဝေဒယိတလက္ခဏာ၊

မဟုတ်။ အာရုံနှင့် ပေါင်းမိလတ်သော် တွေ့ထိခြင်းဟူသော သမာဂမ ဖုသနာကာရတည်း။ ဤသို့ ဖဿော ဖုသနာတို့နှင့် အနက်ချင်းမတူ၊ သံအတွက် သမာဂမအနက် ပို၍ လာသောကြောင့် “အတ္ထဝသေန ဝိဘတ္တိဂမန”ဟု ဆိုရသည်။ [သမ္ပုသိတတ္တန္တိ ဣတ္ထာပိ န ဖဿောတိ ဝေမာကာရောဝ အတ္ထော ဝုတ္ထော၊ သမ္ပုသေသံတိ ဝေမာကာရော ပန ဝုတ္ထောတိ အတ္ထဘော ဝိဘတ္တိဂမနန္တိ ဝုတ္တံ။-ဝိကော။]

ခံစားခြင်း လက္ခဏာရှိ၏။ သညာ၊ သည်။ သညာနနလက္ခဏာ၊ မှတ်သိ သိခြင်း လက္ခဏာရှိ၏။ စေတနာ၊ သည်။ စေတယိတလက္ခဏာ၊ စေ့ဆော်ခြင်း လက္ခဏာ ရှိ၏။ [သင်္ခါရက္ခန္ဓာဖွဲ့ရသော စေတသိက် ၅၀-တို့တွင် စေတနာသည် ပဓာန ဖြစ်၏။ ထို့ကြောင့်-စေတနာ၏ လက္ခဏာကို သင်္ခါရက္ခန္ဓာ၏ လက္ခဏာအဖြစ် ဖြင့် ပြသည်။] ဝိညာဏံ၊ သည်။ ဝိဇာနနလက္ခဏံ၊ သညာ ပညာတို့ သိပုံမှ တမျိုးတဖုံသိခြင်း လက္ခဏာရှိ၏။ ဣတိ ဣမိနာ လက္ခဏနာနတ္ထေန၊ ဤသို့ လက္ခဏာအားဖြင့် ထူးကုန်သည်၏ အဖြစ်ကြောင့်။ ပဉ္စ၊ ကုန်သော။ ခန္ဓာ၊ တို့သည်။ ဟောန္တိ။ ဧဝံ၊ သို့လျှင်။ လက္ခဏနာနတ္ထေန၊ ကြောင့်။ နာနတ္တံ ဝေဒိတဗ္ဗံ။

[လက္ခဏနာနတ္ထေနကို ပြပြီး၍ ကိစ္စနာနတ္ထေနကို ပြလိုသောကြောင့် စတ္တာ- ရော သမ္ပပ္ပဓာနာ-စသည် မိန့်။] စတ္တာရော။ပ။ပဒဟတိတိ၊ ဟူ၍။ ဧကမေဝ၊ တပါးသာလျှင် ဖြစ်သော။ ဝီရိယံ၊ သည်။ ကိစ္စနာနတ္ထေန၊ ကိစ္စအားဖြင့် ထူးသည်၏ အဖြစ်ကြောင့်။ စတုသု၊ ကုန်သော။ ဌာနေသု၊ တို့၌။ အာဂတံ၊ လာပြီ။ [ကိစ္စလေးပါးထူးပုံကို သင်္ဂြိုဟ် သမ္ပပ္ပဓာန်အခန်းဖြင့် သိပါ။] ဧဝံ၊ ဤသို့လျှင်။ ကိစ္စနာနတ္ထေန နာနတ္တံ ဝေဒိတဗ္ဗံ။

[ကိစ္စနာနတ္ထေနကို ပြပြီး၍ ပဋိက္ခေပ နာနတ္ထေနကို ပြလိုသောကြောင့် စတ္တာရော အသဒ္ဓမ္မာ-စသည် မိန့်။] ပန၊ ကား။ စတ္တာရော။ပ။န သဒ္ဓမ္မဂရု- တာတိ ဝေမာဒိသု၊ ဤသို့ အစရှိသော ပါဠိရပ်တို့၌။ ပဋိက္ခေပ နာနတ္ထေန ၊ ပယ်တတ်သော တရား၏ ထူးကုန်သည်၏အဖြစ်ကြောင့်။ နာနတ္တံ ဝေဒိတဗ္ဗံ။ [စတ္တာရော၊ ကုန်သော။ အသဒ္ဓမ္မာ၊ တို့သည်။ ကောဓဂရုတာ၊ အမျက်ထွက် ခြင်း၌ အလေးပြုတတ်သူ၏ အဖြစ်ဟူသော။ န သဒ္ဓမ္မဂရုတာ၊ သဒ္ဓမ္မဂရုတာ မဟုတ်သောတရား လည်းကောင်း။ (ဝါ၊ အသဒ္ဓမ္မ တရား လည်းကောင်း။) မက္ခဂရုတာ၊ သူတပါး၏ ဂုဏ်ကျေးဇူးကို ချေဖျက်ခြင်း၌ အလေးပြုတတ်သူ၏ အဖြစ် ဟူသော။ န သဒ္ဓမ္မဂရုတာ၊ လည်းကောင်း။ လာဘဂရုတာ၊ လာဘ၌ အလေးပြုတတ်သူ၏ အဖြစ် ဟူသော။ န သဒ္ဓမ္မဂရုတာ၊ လည်းကောင်း။ သက္ကာရဂရုတာ၊ သက္ကာရ၌ အလေးပြုတတ်သူ၏အဖြစ် ဟူသော။ န သဒ္ဓမ္မ ဂရုတာ၊လည်းကောင်းတည်း။-စတုက္ကအင်္ဂုတ္တိရ်၊ ဒုတိယကောဓဂရု-သုတ်။]

၁။ ပဋိက္ခေပ နာနတ္ထေန။ ။အသဒ္ဓမ္မသည် တမျိုးတည်းဖြစ်ပါလျက် အဘယ့် ကြောင့် လေးမျိုးသော နာနတ္တံကို သိရသနည်း၊ ဤသို့ မေးဖွယ်ရှိသောကြောင့် “ပဋိ- က္ခေပ နာနတ္ထေန နာနတ္တံ ဝေဒိတဗ္ဗံ” ဟု မိန့်သည်။ အသဒ္ဓမ္မ တမျိုးတည်း ဖြစ်သော် လည်း သဒ္ဓမ္မကို ပယ်မြစ်သော ကောဓ-စသည်တို့က ၄-မျိုးပြားသောကြောင့် အသဒ္ဓမ္မ ၄-မျိုး ပြားရသည်-ဟူလို။ [အကျယ်ကို ဋီကာ၌ရှုပါ။]

ပန၊ ဆက်။ စတ္တာရိ၊ ကုန်သော။ ဣမာနိ နာနတ္တာနိ၊ ဤ နာနတ္တတို့ကို။
 ဖလေယေဝ၊ ဖဿတပါးတည်း၌သာ။ န လဗ္ဘန္တိ၊ ရအပ်ကုန်သည် မဟုတ်။
 သဗ္ဗေသုပိ၊ ကုန်သော။ ဖဿပဉ္စမကာဒိသု၊ ဖဿပဉ္စမက-အစရှိသော တရား
 တို့၌။ လဗ္ဘန္တိ။ ဟိ၊ ချဲ့။ ဖဿဿ၊ ၎င်း။ ဖဿောတိ နာမံ၊ ဖဿဟူသော အမည်
 သည်။ (ဟောတိ။)။ ပ။ စိတ္တဿ၊ ၎င်း။ စိတ္တန္တိ (နာမံ)၊ သည်။ ဟောတိ။ စ၊
 အဖို့တပါးကား။ (နာမနာနတ္တ ရပုံမှတပါး လက္ခဏာနာနတ္တ ရပုံကား။)
 ဖဿော၊ သည်။ ဖုသနလက္ခဏော၊ ရှိ၏။ ပ။ ဝိညာဏံ၊ သည်။ ဝိဇာနနလက္ခဏံ၊
 ရှိ၏။ [ဖဿပဉ္စမက၌ “ဖဿော ဟောတိ၊ ဝေဒနာ ဟောတိ၊ သညာ ဟောတိ၊
 စေတနာ ဟောတိ၊ စိတ္တံ ဟောတိ” ဟု ရှိသောကြောင့် “စိတ္တံ ဝိဇာနန
 လက္ခဏံ” ဟု ရှိလျှင် ကောင်းမည်ထင်သည်။] တထာ၊ ထိုမှတပါး။ (လက္ခဏ-
 နာနတ္တ ရပုံမှတပါး ကိစ္စနာနတ္တ ရပုံကား။) ဖဿော၊ သည်။ ဖုသနကိစ္စော၊
 တွေထိခြင်း ကိစ္စရှိ၏။ ပ။ ဝိညာဏံ၊ သည်။ ဝိဇာနနကိစ္စံ၊ သညာ ပညာတို့ သိပုံ
 မှ တမျိုး တဖုံ သိခြင်း ကိစ္စရှိ၏။ ဣတိ ဝေ၊ သို့။ ကိစ္စနာနတ္တေန၊ ကြောင့်။
 နာနတ္တံ ဝေဒိတဗ္ဗံ။ ပဋိက္ခေပနာနတ္တံ၊ သည်။ ဖဿပဉ္စမကော ၌။ နတ္တံ။

အလောဘာဒိနိဒ္ဒေသေ ပန၊ အလောဘ-အစရှိသော ပုဒ်တို့၏ နိဒ္ဒေသ၌
 ကား။ (လဗ္ဘတိ-၌ စပ်။) အလောဘော။ ပ။ အလုပ္ပိတတ္တန္တိ အာဒိနာ၊ အစ
 ရှိသော။ နယေန၊ ဖြင့်။ လဗ္ဘတိ၊ ရအပ်၏။ ဣတိ၊ ဤသို့လျှင်။ ပဋိက္ခေပနာန-
 တ္တေန၊ ပယ်တတ်သောတရား၏ ထူးသည်၏အဖြစ်ကြောင့်။ ဝေ၊ သို့။ နာနတ္တံ၊
 ကို။ ဝေဒိတဗ္ဗံ။ [လောဘော လုပ္ပနာ လုပ္ပိတတ္တံကို ပယ်တတ်သောကြောင့်
 “အလောဘော အလုပ္ပနာ အလုပ္ပိတတ္တံ” ဟု ရနိုင်သည်။] ဝေ၊ သို့။ သဗ္ဗ-
 ပဒနိဒ္ဒေသေသု၊ အလုံးစုံသော ပုဒ်တို့၏ နိဒ္ဒေသတို့၌။ လဗ္ဘမာနဝသေန၊ ရ
 ထိုက်သော နာနတ္တတို့၏ အစွမ်းဖြင့်။ စတုပ္ပိဓံပိ၊ သော။ နာနတ္တံ၊ ကို။ ဝေဒိ-
 တဗ္ဗံ။

[နာနာ ဟောန္တာနိ။ ပ။ နာနာဘဝန္တိ၏ အကျယ်ကို ပြုပြီး၍ အပရဒီပနာ
 ပနေတ္တ ဒွေ ဌာနာနိ ဂစ္ဆတိ၏ အကျယ်ကို ပြုလိုသောကြောင့် အပရဒီပနာ-
 စသည် မိန့်။]

ပန၊ ကား။ အပရဒီပနာ၊ တပါးသော ဝေဝုဏ်ပရိယာယ်စကားလှယ်ကို
 ပြခြင်းသည်။ ဝါ၊ တပါးသော ဝေဝုဏ်ပရိယာယ် စကားလှယ်ဖြင့် ရှေ့အနက်ကို
 ပြခြင်းသည်။ ပဒတ္ထုတိ ဝါ၊ ပုဒ်အနက်ကို ထင်စွာပြခြင်းသည် သော်လည်း
 ကောင်း။ ဒဠိကမ္ပံ ဝါ၊ ခိုင်မြဲအောင် ပြုခြင်းသည် သော်လည်းကောင်း။
 ဟောတိ၊ ၎င်း။ ဣတိ ဝေ၊ သို့။ ဒွေ၊ ကုန်သော။ ဌာနာနိ၊ တို့သို့။ ဂစ္ဆတိ၊
 ၎င်း။ [ပဒတ္ထဿ ပဒန္တရေန ဝိဘာဝနံ ပဒတ္ထုတိ။-ဋီကာ။ “ပဒတ္ထထုတိ” ဟု

ဆိုလိုလျက် အတ္တပုဒ် အကျေကြံ။] ဟိ၊ ချဲ့။ ယဋ္ဌိကောဋိယာ၊ တောင်တော်များ
 ဖြင့်။ ဥပ္ပိဋ္ဌေန္တေန ဝိယ၊ အထက်မှ ဖိ၍ ထောက်သကဲ့သို့။ (မြေကိုဖမ်းရာ၌
 အထက်ကဖိ၍ တချက်တည်း ထောက်လိုက်သကဲ့သို့။) သကိမေဝ၊ တကြိမ်သာ
 လျှင်။ ဖဿောတိ၊ ဖဿောဟူ၍။ ဝုတ္တော၊ ဟောတော်မူအပ်သော်။ ဧတံ ပဒံ၊
 ဤ ဖဿော ဟူသော ပုဒ်သည်။ [စာအုပ်တို့၌ “ဝေ” ဟု ရှိ၏၊ မကောင်း။]
 ဖုလ္လိတမဏ္ဍိတဝိဘူသိတံ နာမ၊ လွန်စွာဖြစ်သော ပွင့်လင်းခြင်းရှိသော ပုဒ်၊
 အမွန်းတင်အပ်သော ပုဒ်၊ တန်ဆာဆင်အပ်သော ပုဒ် မည်သည်။ န ဟောတိ။
 ဗုဒ္ဓပုဂ္ဂိုလ်၊ အဖန်ဖန်။ ဗျဉ္ဇနဝသေန၊ လည်းကောင်း။ ပ။ အတ္ထဝသေန၊ လည်း
 ကောင်း။ ဖဿော။ ပ။ သမ္ပုသိတတ္တန္တိ၊ ဟူ၍၊ ဝုတ္တော။ ဖုလ္လိတမဏ္ဍိတဝိဘူသိတံ
 နာမ၊ မည်သည်။ ဟောတိ။

ဟိ၊ ဥပမာဆောင် ထင်အောင်ပြအံ့။ ဒဟရကုမာရံ၊ သတို့သားငယ်ကို။
 နှာပေတွာ၊ ရေချိုးစေပြီး၍။ ဝါ၊ ရေချိုးပေးပြီး၍။ မနောရမံ၊ စိတ်၏ မွေ့
 လျော်ရာဖြစ်သော။ [ရမတိ ဧတ္တာတိ ရမံ၊ မနဿ+ရမံ မနောရမံ။ (တနည်း)
 ရမံ၌ ကာရိတ်အကျေကြံ၍ “စိတ်ကို မွေ့လျော်စေနိုင်သော” ဟု ပေး။] ဝတ္ထံ၊
 အဝတ်ကို။ ပရိဒဟာပေတွာ၊ ဝတ်စေပြီး၍။ (ဝတ်ပေးပြီး၍။) ပုပ္ဖာနိ၊ တို့ကို။
 ပိဋ္ဌန္တာပေတွာ၊ ပန်ဆင်စေပြီး၍။ (ပန်ဆင်ပေးပြီး၍။) အက္ခိနိ၊ မျက်လုံးတို့ကို။
 အဉ္ဇေတွာ၊ မျက်ရေးကွင်းပြီး၍။ [အဉ္ဇေဓာတ်— စုရာဒိဂိုဏ်း။] အထ၊ ထိုမှ
 နောက်၌။ အဿ၊ ထို သတိုးသား၏။ နလာဋ္ဌေ၊ နပူးပြင်၌။ ဧကမေဝ၊ တခု
 သာလျှင်ဖြစ်သော။ မနောသိလာဗိန္ဒု၊ ဆေးဒန်း မြင်းသီလာ ပြောက်ကို။
 ကရေယျံ၊ ပြုကုန်ရာ၏။ တဿ၊ ထို သတိုးသား၏။ ဧတ္တာဝတ၊ ဤမျှ အတိုင်း
 အရှည်ရှိသော ဆေးဒန်း မြင်းသီလာတပြောက်ကို ပြုရုံမျှဖြင့်။ စိတ္တတိလကော
 နာမ၊ ဆန်းကြယ်သော မှန်ကူပြောက်ရှိသူ မည်သည်။ န ဟောတိ၊ မဖြစ်သေး။
 ပန၊ အနွယ် ကား။ နာနာဝဏ္ဏဟိ၊ အမျိုးမျိုးသော အဆင်းတို့ဖြင့်။ ပရိ-
 ဝါရေတွာ၊ ခြံရံ၍။ ဗိန္ဒုသု၊ အပြောက်တို့ကို။ ကတေသု၊ ပြုအပ်ကုန်လတ်
 သော်။ စိတ္တတိလကော နာမ၊ မည်သည်။ ဟောတိ ယထာ၊ ကဲ့သို့။ ဝေ၊ တူ။
 ဣဒံ သမ္ပဒံ၊ မချွတ်မယင်း ပြီးစီးခြင်းရှိသော ဤ ဥပမေယျကို။ ဝေဒိတဗ္ဗံ၊
 ၏။ အယံ၊ ဤ ဆိုအပ်ပြီးကား။ ပဒတ္ထုတိ နာမ၊ ပုဒ်အနက်ကို ထင်စွာပြခြင်း
 မည်၏။

၁။ ဖုလ္လိတ မဏ္ဍိတ ဝိဘူသိတံ။ ။ သဉ္ဇာတံ ဖုလ္လံ ယဿ အတ္ထိတိ ဖုလ္လိတံ၊ သဉ္ဇာတ
 အဿတ္ထိအနက်၌ ဣတ-ပစ္စည်းသက်။ မဏ္ဍိ သဒတဘိ မဿိတံ၊ နိမ္မိရာအရပ်ကို ဖြိုသိပ်
 ခြင်းကို “မဏ္ဍန” ဟု ခေါ်၏။ အမွန်းတင်ခြင်းမျိုးတည်း။ ဝိဘူသိယတေတိ ဝိဘူသိတံ။
 ဆိုလိုရင်းမှာ “တပုဒ်တည်းဟောထားလျှင် ဝေဝေဆာဆာ မရှိ” ဟုလို။

[ပဒတ္တုတိ ဝါ-၏ အကျယ်ကို ပြပြီး၍ ဒဠိကမ္မံ ဝါ-၏ အကျယ်ကို ပြလို
 သောကြောင့် ဗျဉ္ဇနဝသေန-စသည် မိန့်။] ဗျဉ္ဇနဝသေန၊ လည်းကောင်း
 ။ပ။အတ္ထဝသေန၊ လည်းကောင်း။ ပုနပုနံ။ ဆဏနမေဝ၊ ဆိုခြင်းသည်ပင်။
 ဒဠိကမ္မံ နာမ၊ ခိုင်မြဲအောင်ပြုခြင်း မည်၏။ [ဗျဉ္ဇနဝသေန ဥပသဂ္ဂဝသေန
 အတ္ထဝသေနတို့သည် ရှေ့၌ ပါပြီးဖြစ်၍ “ဘဏနမေဝ”ဟု ဝေဖြင့် ဆိုသည်။]
 ဟိ၊ ချဲ့။ (တနည်း) ဟိ၊ ဥပမာဆောင် ထင်အောင်ပြအံ့။ အာဝုသောတိ ဝါ၊
 အာဝုသော ဟူ၍သော်လည်းကောင်း။ပ။သပေတိ ဝါ၊ ဟူ၍သော်လည်း
 ကောင်း။ ဝုတ္တေ၊ဆိုအပ်သော်။ ဒဠိကမ္မံ နာမ၊ မည်သည်။ န ဟောတိ၊ မဖြစ်။
 ပန၊ အနွယ ကား။ အာဝုသော အာဝုသော၊ ငါ့ရှင် ငါ့ရှင်။ ဘန္တေ ဘန္တေ၊
 အရှင်ဘုရား အရှင်ဘုရား။ ယက္ခော ယက္ခော၊ ဘီလူး ဘီလူး။ သပေတိ သပေတိ၊
 မြေ မြေ။ဣတိ။ ဝုတ္တေ၊ ဆိုအပ်သော်။ ဒဠိကမ္မံ နာမ၊ မည်သည်။ ဟောတိ
 ယထာ၊ကဲ့သို့။ ဝေမေဝ။ သကံဒေဝ၊ တကြိမ်သာလျှင်။ ယဠိကောဠိယာ၊ဖြင့်။
 ဥပိဋ္ဌေန္တေန ဝိယ၊ ကဲ့သို့။ ဖဿောတိ၊ ဟူ၍။ ဝုတ္တေ၊ ဟောတော်မူအပ်သော်။
 ပဒံ၊ သည်။ ဒဠိကမ္မံ နာမ၊ ခိုင်မြဲအောင် ပြုအပ်သောပုဒ် မည်သည်။ န
 ဟောတိ။ ပုနပုနံ။ပ။အတ္ထဝသေန၊ ဖြင့်လည်းကောင်း။ ဖဿော။ပ။သမ္မုသိ-
 တတ္တန္တိ၊ ဟူ၍။ ဝုတ္တေ ယေဝ၊ ဟောတော်မူအပ်သော်သာ။ ဒဠိကမ္မံ နာမ
 ဟောတိ။ ဝေ၊ လျှင်။ အပရဒီပနာ၊ သည်။ ဒွေ ဌာနာနိ ဂစ္ဆတိ။ တေဿာပိ၊
 ဤ အပရဒီပနာ၏လည်း။ ဝသေန၊ ဖြင့်။ သဗ္ဗတ္ထ၊ အလုံးစုံကုန်သော။ လဗ္ဘ-
 မာနကပဒ နိဒ္ဒေသေသု၊ ရထိုက်သောပုဒ်တို့၏ နိဒ္ဒေသတို့၌။ အတ္ထော ဝေဒိ-
 တဗ္ဗော။ [သဗ္ဗတ္ထ မပါသော်လည်း အဓိပ္ပာယ်ပြည့်စုံ၏။ သဗ္ဗတ္ထ ပိုဟန်
 တူသည်။]

အယံ။ပ။ဟောတိတိ၊ ကား။ ယသ္မိံ သမယေ၊ ၌။ ပဌမံ၊ ရှေးဦးစွာ
 သော။ ကာမာဝစရံ၊ သော။ မဟာကုသလစိတ္တံ၊ သည်။ ဥပုဇ္ဇတိ။ [ရှေး၌
 ပြခဲ့သော “ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ သောမနဿသဟဂတံ
 တိဟေတုကံ အသင်္ခါရိကံ မဟာစိတ္တံ ဥပုဇ္ဇတိ”ကိုပင် ချုံး၍ တသ္မိံ သမယေ၏
 အစွဲကိုပြသည်။ ပါဠိတော် အနက်ပေးသောအခါ ရှေ့နည်းကိုလည်း ပေး
 နိုင်၏။ ဤနည်းကိုလည်း ပေးနိုင်၏။] တသ္မိံ သမယေ၊ ကာမာဝစရ မဟာ
 ကုသိုလ်စိတ်၏ ဖြစ်ရာ ထိုအခါ၌။ အယံ၊ ဤသို့သော။ ဖဿော နာမ၊ ဖဿ
 မည်သော တရားသည်။ ဟောတိ၊ ၏။ ဣတိ အယံ၊ ကား။ တာဝ၊ ဝေဒနာ-
 ပဒ နိဒ္ဒေသ-စသည်တို့မှ ရှေးဦးစွာ။ (နိဒ္ဒိဋ္ဌဿ။) ဖဿပဒနိဒ္ဒေသဿ၊ ၏။
 ဝဏ္ဏနာ၊ အဖွင့်တည်း။ ဝါ၊ ဖွင့်ကြောင်းဖွင့်ရာ အဋ္ဌကထာတည်း။ ဣတော၊
 ဤ ဖဿပဒနိဒ္ဒေသမှ။ ပရေသု၊ နောက်ဖြစ်ကုန်သော။ ဝေဒနာဒီနံ၊ အစရှိ

ကုန်သော။ ပဒါနံ၊ တို့၏။ နိဒ္ဒေသေသု ပန၊ တို့၌ကား။ ဝိသေသမတ္တမေဝ၊ ထူးသော အစီအရင်မျှကိုသာ။ ဝဏ္ဏယိဿာမ၊ ဖွင့်ကုန်တော့အံ့။ သေသံ၊ ကြွင်းသော အစီအရင်ကို။ ဣမ၊ ဤ ဖဿပဒနိဒ္ဒေသ၌။ ဝုတ္တနယေနေဝ၊ ဖြင့်သာ။ ဝေဒိတဗ္ဗံ။

ယံ တဿိ သမယေတိ ဧတ္ထ၊ ဟူသော ဤပါဌ၌။ ကတမာ။ပ။ ဟောတိတိ၊ ဟူ၍။ ကိဉ္စပိ အာရဒ္ဓံ၊ အကယ်၍ကား ဣတ္ထိလိင်ဖြင့် အားထုတ်အပ်ပါပေ၏။ ပန၊ ထိုသို့ပင် ဣတ္ထိလိင်ဖြင့် အားထုတ်အပ်ပါသော်လည်း။ သာတပဒဝသေန၊ သာတံဟူသော နပုလ္လိင်ပုဒ်၏ အစွမ်းဖြင့်။ (သာတံဟူသော နပုလ္လိင်ပုဒ်ကို ငဲ့၍။) ယံတိ၊ ဟူ၍။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ တဇ္ဇာ မနောဝိညာဏဓာတုသမ္ပဿ-ဇန္တိ ဧတ္ထ၊ ဟူသော ဤပါဌ၌။ တဿ သာတသုခဿ၊ ထို သာယာစေတတ်သော သုခအား။ အနုစ္စဝိကာ၊ လျောက်ပတ်သော။ သာရုပ္ပါ၊ လျောက်ပတ်သော မနောဝိညာဏဓာတ်ကို။ တဇ္ဇာတိ၊ ဟူ၍။ ဝုစ္စတိ။ဟိ၊ မှန်။ အယံ တဇ္ဇာသဒ္ဓေါ၊ ဤ တဇ္ဇာ-သဒ္ဓါသည်။ အနုစ္စဝိကတ္ထော၊ အနုစ္စဝိက အနက်ရှိသည်။ ဟောတိ။ [“အနုစ္စဝိကတ္ထောပိ” ဟု ယောဇနာ၌ရှိ၏။ ထို ပိဖြင့် ဆိုအပ်လတ္တံ့ အနက်ကို ငဲ့သည် ဟု ဆို၏။ သို့သော်-ပိ ပါခြင်းသည် ရိုးရာမကျ၊ နောက်အနက်ကျမှ ပိ ပါလိမ့်မည်။] ယထာဟ၊ အဘယ်ကဲ့သို့ ဟောတော်မူသနည်း။ တဇ္ဇံ။ပ။ မန္တေ-တိတိ၊ ဟူ၍။ (အာဟ၊ ပြီ။) [တဇ္ဇံ၊ ထိုအကျိုးအား လျောက်ပတ်သော။ တဿာရုပ္ပံ၊ ထို အကျိုးအား လျောက်ပတ်သော။ (တဇ္ဇံကို ထပ်ဖွင့်သည်။) ကထံ၊ စကားကို။ မန္တေတိ၊ တိုင်ပင်၏။ ...ဥပရိပဏ်-သုညတဝဂ်၊ ဗာလပဏ္ဍိတ-သုတ်။]

၁။ တဇ္ဇာဝုစ္စတိ။ပ။ သာရုပ္ပါ။ ။ပါဠိတော်ဝယ် “တဇ္ဇာ မနောဝိညာဏဓာတု သမ္ပဿာဇံ စေတသိကံ သာတံ စေတသိကံ သုခံ” ဟု ရှိ၏။ တဇ္ဇာ၌ တ-သဒ္ဓါသည် ပါဠိ တော်ဝယ် ဟောတော်မူအပ်ဆဲဖြစ်သော သာတ-သုခတို့ကို ညွှန်ပြသည် ဟု သိစေလို၍ “တဿ သာတသုခဿ” ဟုလည်းကောင်း၊ “တဇ္ဇာ တပုဒ်လုံးသည် အနုစ္စဝိက-အနက်ဟောတည်း” ဟု သိစေလို၍ “အနုစ္စဝိကာ” ဟုလည်းကောင်း၊ အနုစ္စဝိကာ၏ သာရုပ္ပအနက်ကို သိစေလို၍ “သာရုပ္ပါ” ဟုလည်းကောင်း ထို အနုစ္စဝိကအနက်ကို ဟောရာ၌ ဓာတ်-ပစ္စည်း ခွဲဖွယ်မလို။ “အထင်ရဠိ၊ ဧကဒေသျှ။ပစာ” ဟု သိစေလို၍ “ဝုစ္စတိ” ဟု လည်းကောင်း ဖွင့်သည်။ ဤသို့အထင်ရဠိဖြစ်သောကြောင့် “တဇ္ဇာ” ဟု အာ-မပျောက်ပဲ သမာသ်အတွင်း၌ ရှိရသည်။ [အနက်အများ၏အမည်ကို မနောဝိညာ-ဏဓာတ်၌ တင်စားသောကြောင့် ဧကဒေသျှ။ပစာ ဟု ဆိုသည်။]

[ဆောင်း] ဝုစ္စတိ ဝုတ္တံ, နာမံရှိရာ, ဥပစာ, မြို့စွာ ဉာဏ်ဖြင့်ရှု။

၀၂။ တနည်း။ ဣမဿ သုခဿ၊ ဤ သာတသုခ၏။ ပစ္စယေဟိ၊ အကြောင်းဖြစ်ကုန်သော။ ရူပါဒီဟိ၊ ရူပါရုံ အစရှိကုန်သော။ တေဟိ အာရမ္မဏေဟိ၊ ထို အာရုံတို့ကြောင့်။ ဇာတာ၊ ဖြစ်သော မနောဝိညာဏဓာတ်တည်း။ ဣတိပိ၊ ထို့ ကြောင့်လည်း။ တဇ္ဇာ၊ တဇ္ဇာမည်၏။ [ဤ ပိဖြင့် ရှေး အနုစ္ဆဝိကတ္ထ အနက်ကို ပေါင်းသည်။] မနောဝိညာဏမေဝ၊ မနောဝိညာဉ်သည်ပင်။ နိဿတ္တဋ္ဌေန၊ သတ္တ မဟုတ်သည်၏အဖြစ်ဟူသော သဘောကြောင့်။ ဓာတု၊ ဓာတ်တည်း။ မနောဝိညာဏဓာတု၊ မနောဝိညာဉ်သည်ပင် ဓာတ်။ [ဓာတုသဒ္ဒါသည် သတ္တဝါမဟုတ် ဇီဝမဟုတ်သော ဓာတ်သဘောဖြစ်၏ ဟူသော အနက်ကို ပြ၏။] သမ္ပဿတော၊ သမ္ပဿကြောင့်။ ဇာတံ၊ ဖြစ်သော သာတသုခတည်း။ ၀၂။ တနည်း။ သမ္ပဿေ၊ ဌ။ ဇာတံ၊ ဖြစ်သော သာတသုခတည်း။ ဣတိ၊ ကြောင့်။ သမ္ပဿဇံ၊ မည်၏။ စိတ္တနိဿိတတ္တာ၊ စိတ်၌မှီသည်၏အဖြစ်ကြောင့်။ စေတသိကံ၊ မည်၏။ [“စေတသိ+နိဿိတံ” ဟူသော တဒ္ဒိတ် ဝစနတ္ထကို ပြသည်။] မဓုရဋ္ဌေန၊ ချိုမြိန် ကောင်းမြတ်သော အရသာနှင့် တူသည်၏အဖြစ် ဟူသော အနက်ကြောင့်။ သာတံ၊ မည်၏။

၁။ တေဟိ ၀၂။ ပ။ တဇ္ဇာ။ ။ ဤနည်း၌ “တ+ဇာ” ဟု ခွဲ၊ တ-သဒ္ဒါဖြင့် သမယနိဒ္ဒေသ၌ ဟောတော်မူအပ်ပြီးသော ရူပါရမ္မဏံ သဒ္ဒါရမ္မဏံ စသည်ကိုစွဲ၏။ ထို အာရုံတို့သည် ဣဋ္ဌအာရုံများဖြစ်ရကား သာတ-သုခဖြစ်ခြင်း၏ အကြောင်းတည်း။ ထို့ကြောင့် “ဣမဿ သုခဿ ပစ္စယေဟိ” ဟု ဝိသသန အပိုထည့်သည်။ ဆိုလိုရင်း-မှာ “တေဟိ+ဇာတာ တဇ္ဇာ” သာတည်း။ [ဤနည်းအလို တဇ္ဇာသည် နိပ္ပန္နပါဠိပဒိကပုဒ်တည်း။ မနောဝိညာဏဓာတုနှင့် တွဲသောအခါ သမာသ်အလယ် ရဿဖြစ်သောကြောင့် “တဇ္ဇာ” ဟု ပါဠိတမျိုး ဖြစ်သင့်သည်။ သို့သော်-အနုစ္ဆဝိကတ္ထ အနိပ္ပန္နပါဠိပဒိက ပုဒ်ကို ရည်ရွယ်၍ “တဇ္ဇာမနောဝိညာဏဓာတု” ဟုသာ ပါဠိဟော်၌ ရှိရတော့သည်။ တ-သဒ္ဒါနှင့် သမာသ်တွဲရာ၌ နိဂ္ဂဟိတ်မလာလျှင် ဒွေဘော်လာမြဲဖြစ်၍ “ဇာ” ဟု ဖြစ်ရသည်။ မနောဝိညာဏဓာတုကို ရသောကြောင့် “တဇ္ဇာ” ဟု အာပစ္စယန္တလည်း ဖြစ်ရသည်။]

ဋီကာတနည်း။ ။ ဋီကာ၌ “တဿ ၀၂။ ပ။ တဇ္ဇာ” ဟု အဋ္ဌကထာနည်းမှ တနည်း ပြသေး၏။ ထိုအလို “တဿ+ဇာတာ တဇ္ဇာ” ဟု ဆဋ္ဌိသမာသ်ပြု။ တဿ၊ ထိုသာတ-သုခ၏+ဇာတာ၊ အကြောင်း၏အဖြစ်ဖြင့် ဖဿအကျိုးငှာဖြစ်သော မနောဝိညာဏဓာတ်တည်း။ တဇ္ဇာ၊ ဓာတ်။

၂။ သမ္ပဿဇံ။ ။ ဖဿနှင့် သာတ-သုခဝေဒနာသည် အတူတကွဖြစ်၏။ ထိုသို့ ဖြစ်ရာ၌ “ဖဿ+ပစ္စယာ ဝေဒနာ” ကိုထောက်၍ “သမ္ပဿတော+ဇာတံ” ဟု လည်းကောင်း၊ သဟဇာတ နိဿယပစ္စည်းကို ထောက်၍ “သမ္ပဿေ+ဇာတံ” ဟု လည်းကောင်း ဝိဂ္ဂိဟ် ၂-မျိုးပြုသည်။

၃။ မဓုရဋ္ဌေန သာတံ။ ။ မဓုရဋ္ဌေနသည် သာတံ၏ အနက်ပြတည်း။ သာတ-သဒ္ဒါသည် ချိုမြိန် ကောင်းမြတ်သော အရသာအနက်ကို ဟောသော အနိပ္ပန္နပါဠိပဒိက

ဣဒံ ဝုတ္တံ ဟောတိ၊ (ကိံ ဝုတ္တံ ဟောတိ။) တသ္မိံ သမယေ၊ ကာမာဝစရ ကုသိုလ် သောမနဿသဟဂုတ် တိဟိတ် အသင်္ခါရိက မဟာစိတ်၏ဖြစ်ရာ ထို အခါ၌။ ယထာဝုတ္တေန၊ အကြင်အကြင် ဆိုအပ်ပြီးသော။ အတ္တေန၊ အနုဝိစ္စက အစရှိသော အနက်ကြောင့်။ တဇ္ဇာယ၊ တဇ္ဇာမည်သော။ မနောဝိညာဏ ဓာတု ယာ၊ ၏။ သမ္ဗုဒ္ဓံ၊ သမ္ဗုဒ္ဓကြောင့် ဖြစ်သော။ ဝါ၊ သမ္ဗုဒ္ဓ၌ဖြစ်သော။ စေတသိကံ၊ စိတ်၌မှီသော။ ယံ သာတံ၊ အကြင် တံသမင်္ဂီပုဂ္ဂလ သမ္ဗုဒ္ဓုတ္တဓမ္မ တို့ကို မိမိ၌ သာယာစေတတ်သော သဘောသည်။ အတ္တိ၊ ရှိ၏။ တသ္မိံ သမယေ၊ ၌။ အယံ၊ ဤသို့သော။ ဝေဒနာ၊ သည်။ ဟောတိ၊ ဣတိ(ဝုတ္တံ ဟောတိ)။ ဝေ၊ သို့လျှင်။ သဗ္ဗပဒေဟိ၊ တို့နှင့်။ သဒ္ဓိံ ။ ယောဇနာ၊ အနက် ကို ယှဉ်စေခြင်းကို။ ဝေဒိတဗ္ဗာ။ [သာတ-ပုဒ်ပြီးပုံကို ဋီကာ၌ တိုက်ရိုက်ပြ ထား၏။]

ဣဒါနိ၊ စေတသိကံ သာတံပုဒ်ကိုဟောတော်မူပြီးရာယခုအခါ၌။ (ဝုတ္တေသု၊ ဟောတော်မူအပ်ကုန်သော။) စေတသိကံ သုခံတိ အာဒိသု၊ စေတသိကံ သုခံ အစရှိသော ပုဒ်တို့တွင်။ စေတသိကပဒေန၊ စေတသိကပုဒ်ဖြင့်။ ကာယိကသုခံ၊ ကို။ ပဋိက္ခိပတိ၊ ပယ်မြစ်တော်မူ၏။ သုခပဒေန၊ သုခပုဒ်ဖြင့်။ စေတသိကံ၊ စိတ်၌မှီသော။ ဒုက္ခံ၊ ကို။ (ပဋိက္ခိပတိ။) စေတောသမ္ဗုဒ္ဓန္တိ၊ ကား။ စိတ္တ သမ္ဗုဒ္ဓေ၊ စိတ်၏ သမ္ဗုဒ္ဓ၌။ ဇာတံ၊ ဖြစ်သော။ သာတံ သုခံ ဝေဒယိတန္တိ၊ ကား။ သာတံ ဝေဒယိတံ၊ တံသမင်္ဂီပုဂ္ဂလ သမ္ဗုဒ္ဓုတ္တဓမ္မတို့ကို မိမိ၌ သာယာ စေတတ်သော သာတ-ဝေဒနာဖြစ်သော။ န အသာတံ ဝေဒယိတံ၊ မသာယာ စေတတ်သော အသာတဝေဒနာ မဟုတ်သော။ သုခံ ဝေဒယိတံ၊ သုခ ဝေဒနာ ဖြစ်သော။ န ဒုက္ခံ ဝေဒယိတံ၊ ဒုက္ခဝေဒနာ မဟုတ်သော သဘော တရားသည်။ ဟောတိ။ [ဤသို့ဖွင့်ခြင်းကား သာတံ သုခံ ပုဒ်တို့က ဝေဒ ယိတ-ပုဒ်၏ ဗျဝစ္ဆေဒက ဝိသေသန ဖြစ်ကြောင်းကို ဖွင့်ပြခြင်းတည်း။] ပရတော၊ သာတံ သုခံ ဝေဒယိတံ ပုဒ်တို့၏ နောက်၌။ တိဏိ၊ သုံးပါး ကုန်သော။ ပဒါနိ၊ စေတောသမ္ဗုဒ္ဓဇာ သာတာ သုခါ ဟူသော ပုဒ်တို့ကို။ ဣတ္ထိလိင်္ဂဝသေန၊ ဖြင့်။ ဝုတ္တာနိ၊ ဟောတော်မူအပ်ကုန်ပြီ။ [ဝေဒနာပုဒ်က ပဓာနဖြစ်သောကြောင့် စေတောသမ္ဗုဒ္ဓဇာ သာတာ သုခါတို့ကို ဣတ္ထိလိင်

ရှုပုဒ်တည်း-ဟူလို။ ဋီကာ၌ ဤ အဋ္ဌကထာနည်းမှ တနည်းပြလို၍ “သမ္ဗုဒ္ဓုတ္တဓမ္မေ ဝါ” စသည်ဖြင့် ဝါ-သဒ္ဓါနှင့်တကွ ဆိုသည်။ ဋီကာအလို “တံသမင်္ဂီပုဂ္ဂလံ သမ္ဗုဒ္ဓုတ္တ-ဓမ္မေ ဝါ သာဒယတိတိ သာတံ” ဟု ဟောတုကတ္တုသာဓ်ပြု၊ ကာရိတ်ကျေ။ က-ပစ္စည်း၊ ဒ-ကို တ-ပြု။ [အဋ္ဌကထာနိဿယကိုကြည့်၍ ပါဠိတော်၌ “တဇ္ဇာမနောဝိညာဏ-ဓာတု သမ္ဗုဒ္ဓံ” စသော ပုဒ်တို့ကို အနက်ပေးပါ။]

အဖြစ်ဖြင့် ဟောတော်မူရသည်။] ပန၊ ဆက်။ သာတာဝေဒနာ၊ သာတ-
 ခဝဒနာဖြစ်သော။ န အသာတာ (ဝေဒနာ)၊ အသာတ-ဝေဒနာ မဟုတ်
 သော။ သုခါ ဝေဒနာ၊ သုခဝေဒနာ ဖြစ်သော။ န ဒုက္ခာ (ဝေဒနာ)၊
 ဒုက္ခဝေဒနာ မဟုတ်သော သဘောတရားသည်။ (ဟောတိ။) ဣတိ၊ သို့။
 ဣတ္ထ၊ ဤ နောက်သုံးပုဒ်တို့၌။ အယမေဝ အတ္ထော၊ ဤ အနက်ပင်တည်း။
 [သာတံ သုခံ ဝေဒယိတံနှင့် အနက် အဓိပ္ပာယ်ချင်း တူသောကြောင့် “အယ
 မေဝ”ဟု ဝေဖြင့် ဆိုသည်။]

သညာနိဒ္ဒေသေ၊ ၌။ (အတ္ထော ဝေ ဝေဒိတဗ္ဗော။) တဇ္ဇာ။ ပ။ သမ္မဿ-
 ဇာတိ၊ ကား။ တဿာ ကုသလသညာယ၊ ထို ကုသိုလ်သညာအား။ အနုစ္ဆ-
 ဝိကာယ၊ လျှောက်ပတ်သော။ မနောဝိညာဏဓာတုယာ၊ ၏။ သမ္မဿမ္ပိ၊
 ၌။ ဇာတာ၊ ဖြစ်သော သညာတည်း။ သညာတိ၊ သညာဟူသော အမည်
 သည်။ သဘာဝနာမံ၊ သဘောကိုသာပြသော နာမည်တည်း။ [ဖဿတုန်းက
 “သဘာဝပဒံ နာမ”ဟု ဖွင့်ခဲ့၏။ ဤ၌ “သဘာဝနာမံ”ဟု ဖွင့်သောကြောင့်
 စကားအသုံး ရှေ့နောက် မတူသော်လည်း အဓိပ္ပာယ်မှာ သဘောတူပင်
 တည်း။] သညာနနာတိ၊ ကား။ သညာနနာကာရော၊ အမှတ်ပြု၍ သိခြင်း
 ဟူသော အခြင်းအရာတည်း။ သညာနိတတ္တန္တိ၊ ကား။ သညာနိတဘာဝေါ၊
 အမှတ်ပြု၍ သိတတ်သောစိတ်၏ ဖြစ်ကြောင်းဖြစ်ရာ သဘောတည်း။ စေတနာ
 နိဒ္ဒေသေပိ၊ ၌လည်း။ ဣမိနာဝ နယေန၊ ဖြင့်သာလျှင်။ (အတ္ထော) ဝေဒိ
 တဗ္ဗော။

စိတ္တ နိဒ္ဒေသေ၊ ၌။ စိတ္တ ဝိစိတ္တတာယ၊ ထူးဆန်းသည်၏ အဖြစ်ကြောင့်။
 စိတ္တံ၊ မည်၏။ [“စိတ္တံကို ဝိစိတ္တဟု ထပ်ဖွင့်။ စိတ္တံ၊ ဆန်းကြယ်သော သဘော
 တရားသည်”ဟု ပါဠိတော်၌ အနက်ပေး။] (ယံ၊ အကြင် တရားသဘော
 သည်။) အာရမ္မဏံ၊ ကို။ မိနမာနံ၊ နှိုင်းချင့်လျက်။ ဇာနာတိ၊ သိတတ်၏။
 ဣတိ၊ ကြောင့်။ (တံ၊ သည်။) မနော၊ မနမည်၏။ မာနသံတိ၊ ကား။ မနော ဝေ၊
 စိတ်ပင်တည်း။ ဟိ၊ ချဲ့။ အန္တလိက္ခစရော။ ပ။ မာနသောတိ ဧတ္ထ ပန၊ ဟူသော
 ဤပါဠိ၌ကား။ သမ္ပယုတ္တကဓမ္မော၊ သမ္ပယုတ်ဖြစ်သော တရားကို။ (ရာဂကို။)
 မာနသောတိ၊ ဟူ၍။ ဝုတ္တော၊ ဆိုအပ်ပြီ။ [“မာနသံ+ဘဝေါ မာနသော”ဟု
 ပြု၊ စိတ်၌ဖြစ်သော ရာဂ-ကျော့ကွင်း။- အန္တလိက္ခစရော၊ ကောင်းကင်၌

၁။ မိနမာနံ ဇာနာတိ။ ။ ဇာနာတိကိုကြည့်၍ “မန-ဉာဏေ”ဟူသော ဓာတ်ဖြင့်
 “မနတိတိ မနော”ဟုလည်းကောင်း၊ “မိနမာနံ”ကိုကြည့်၍ “မာ-ပရိမာဏေ (ပရိစ္ဆိန္န
 နေ)”ဟူသောဓာတ်၊ ယုပစ္စည်းဖြင့် “မိနာတိ၊ နှိုင်းချင့်တတ်၏။ ဣတိ မနော”ဟု လည်း
 ကောင်း ပြုကြ၏။

လှည့်လည်နိုင်သော။ မာနသော၊ စိတ်၌ဖြစ်သော။ ယှာယံ (ယော+အယံ) ပါသော၊ အကြင် ရာဂတည်းဟူသော ကျော့ကွင်းသည်။ စရတိ၊ လှည့်လည်၏။ (“တေန တံ ဗာဓယိဿာမိ၊ န မေ သမဏ မောက္ခသိ”ဟူသော ၂-ပါဒကို ဆက်။— မဟာဝဂ္ဂပါဠိ၊ မာရကထာ။) “အန္တလိက္ခေ စရန္တေ ပဉ္စာဘိညေပိ ဗန္ဓတိတိ အန္တလိက္ခေ စရော၊ ရာဂပါသော”-ဝိမတိ။ အဘိညာဉ် ရ၍ ကောင်းကင်၌ သွားနေသူတို့ကိုသော်မှ နှောင်ဖွဲ့နိုင်သော ရာဂ-ကျော့ကွင်းကို “အန္တလိက္ခေစရ-ကောင်းကင်လှည့်လည်နိုင်သည်”ဟု ဆိုသည်။]

ကထံဟိ။ပ။ဇနေသုတောတိ ဧတ္ထ၊ ဤ။ အရဟတ္တံ၊ အရဟတ္တဖိုလ်ကို။မာနသံတိ၊ ဟူ၍။ ဝုတ္တံ၊ ပြီ။ [မာနံ+သတိ သြသာနံ ကရောတိတိ မာနသံ။— မာနကို အဆုံးတိုင်အောင်ပြုတတ်သော အရဟတ္တမဂ် အရဟတ္တဖိုလ်။ မာနသဒ္ဓုပပဒ သာဓာတ်၊ သာ-သြသာနကရဏေ။...ဘဂဝါ၊ မြတ်စွာဘုရား။ တုယံ၊ အရှင်ဘုရား၏။ သာသနေ၊ ဤ။ ရတော၊ မွေ့လျော်သော။ ဇနေ၊ လူအပေါင်း၌။ သုတော၊ ထင်ရှားသော။ သာဝကော၊ သာဝကသည်။ အပ္ပတ္တမာနသော၊ မရောက်အပ်သေးသော အရဟတ္တဖိုလ်ရှိသည်။ (ဟုတ္တာ။) သေခေါ၊ သေကွပုဂ္ဂိုလ်သည်။ (သမာနော၊ ဖြစ်ပါလျက်။) ကထံ၊ ကြောင့်။ ကာလံ၊ သေခြင်းကို။ ကယိရာ၊ ပြုရာပါသနည်း။ — သဂါထာဝဂ္ဂသံယုတ်-တတိယဝဂ်၊ ဂေါဓိက-သုတ်။] ပန၊ အတ္ထုဒ္ဓါရမှတပါး အတ္ထုဒ္ဓေသကို ဆိုဦးအံ့။ ဣမ၊ ဤ စိတ္တနိဒ္ဒေသ၌။ မနောဝ၊ စိတ်သည်ပင်။ မာနသံ၊ မည်၏။ ဟိ၊ မှန်။ တေ ပဒံ၊ ဤ မာနသံဟူသော ပုဒ်ကို။ ဗျဉ္ဇန ဝသေန၊ ဖြင့်။ ဝခိတံ၊ တိုးပွားစေအပ်ပြီ။ [“မနော ဝေ မာနသံ”ဟု ပြု၍ သွတ္တံ၌ ဣပစ္စည်းသက်၊ ဝုဒ္ဓိပြု၊ သ-လာ။]

ဟဒယံတိ၊ ကား။ စိတ္တံ၊ တည်း။ [“ဖာလေဿာမိတိ ဟိ”ဟု ရှိသင့်သည်။ မရှိလျှင် ထည့်။] ဟိ၊ ချဲ့။ စိတ္တံ ဝါ။ပ။ဖာလေဿာမိတိ ဧတ္ထ၊ ဤ။ဥရော၊ ရင်ကို။ ဟဒယံတိ၊ ဟူ၍။ ဝုတ္တံ၊ ပြီ။ တေ၊ သင်၏။ စိတ္တံ ဝါ၊ ကိုမူလည်း။ ခိပိဿာပိ၊ ပစ်လွှင့်အံ့။ တေ၊ သင်၏။ ဟဒယံ ဝါ၊ ရင်ကိုလည်း။ ဖာလေဿာမိ၊ ခွဲအံ့။ — [ယက္ခသံယုတ်၊ သူစိလောမသုတ်။] ဟဒယာ ဟဒယံ။ပ။တစ္ဆတိတိ ဧတ္ထ၊ ဤ။ စိတ္တံ၊ ကို။ ((ဟဒယံတိ ဝုတ္တံ။) [ဟဒယာ၊ မိမိ၏စိတ်ဖြင့်။ ဟဒယံ၊ သူတပါးစိတ်ကို။အညာယ၊ သိ၍။ တစ္ဆတိ မညေ၊ ရှေ့သကဲ့သို့ ဖြစ်၏။—မူလပဏ်-မူလပရိယာယဝဂ်၊ အနဂ်ဏ-သုတ်။] ဝက္ကံ ဟဒယံတိ ဧတ္ထ၊ ဤ။ဟဒယဝတ္ထု၊ကို။ (ဟဒယံတိ ဝုတ္တံ။-) [မဟာဝဂ္ဂပါဠိ၊ မဟာသတိပဋ္ဌာနသုတ်၊ ကာယာနုပဿနာ-ပဋိကူလမနသိကာရပဗ္ဗ။] ပန၊ အတ္ထုဒ္ဓါရ သာမညမှတပါး အတ္ထုဒ္ဓေသ ဝိသေသကို ဆိုဦးအံ့။ စိတ္တမေဝ၊ ကိုပင်။ အပ္ပန္နရဋ္ဌေန၊ အတွင်း၏အဖြစ်ဟူသော

အနက်ကြောင့်။ ဟဒယံတိ ဝုတ္တံ။ [ဟဒယံ၊ အတွင်း၌ဖြစ်သောစိတ်။ အဇ္ဈတ္တိက တရားဖြစ်သောကြောင့် “အတွင်း” ဟု ဆိုသည်။]

တမေဝ၊ ထိုစိတ်သည်ပင်။ ပရိသုဒ္ဓဋ္ဌေန၊ ထက်ဝန်းကျင် စင်ကြယ်သည်၏ အဖြစ်ဟူသော အနက်ကြောင့်။ ပဏ္ဍရံ၊ မည်၏။ [“ပဏ္ဍရံ၊ ဖြူစင်သန့်ရှင်းသော သဘောသည်” ဟု ပါဠိတော်၌ ပေး။] ဧတံ၊ ဤ ပဏ္ဍရံဟူသော ပုဒ်ကို။ ဘဝဂံ၊ ဘဝင်ကို။ သန္ဓာယ၊ ရှိ။ ဝုတ္တံ၊ မူအပ်ပြီ။ ယထာဟ၊ အဘယ်ကဲ့သို့ ဟောတော်မူသနည်း။ ပဘဿရမိဒံ၊ ပ။ ဥပက္ကိလိဋ္ဌန္တိ၊ ဟူ၍။ အာဟ၊ ပြီ။ [ဘိက္ခဝေ၊ တို့။ ဣဒံ စိတ္တံ၊ ဤစိတ်သည်။ ပဘဿရံ၊ ပြုံးပြုံးပြက်ပြက် ထွက်သောအရောင်ရှိ၏။ (သရတိ နိဿရတိတိ သရာ၊ ပဘာ+သရာ ယသ္မာတိ ပဘဿရံ။) တဉ္စ၊ ထိုစိတ်သည်လည်း။ အာဂန္တုကေဟိ၊ အာဂန္တုက ဖြစ်ကုန် သော။ ဥပက္ကိလေသေဟိ၊ ညစ်နွမ်းစေတတ်သော ကိလေသာတို့ကြောင့်။ ဥပက္ကိလိဋ္ဌံ၊ ညစ်နွမ်း၏။ - ကေအင်္ဂုတ္တိရိ၊ အစ္စရာသင်္ဘာတ-ဝဂ်။] ပန၊ ဆက်။ တတော၊ ထိုဘဝင်မှ။ နိက္ခန္တတ္တာ၊ ထွက်လာသည်၏ အဖြစ်ကြောင့်။ အကု- သလံပိ၊ အကုသိုလ်ကို သော်မှလည်း။ [ပိဖြင့် ကုသိုလ်မှာ ဆိုဖွယ်မရှိဟု သမ္ဘာဝနာပြု။] ဂင်္ဂါယ၊ ဂင်္ဂါမြစ်မှ။ နိက္ခန္တာ၊ ထွက်သော။ နဒီ၊ မြစ်ကို။ ဂင်္ဂါ၊ ဂင်္ဂါဟူ၍။ (ဝုတ္တာ ဝိယ၊ ဆိုအပ်သကဲ့သို့ လည်းကောင်း။) ဂေါဓာ- ဝရိတော၊ ဂေါဓာဝရိ မြစ်မှ။ နိက္ခန္တာ၊ သော။ (နဒီ၊ ကို။) ဂေါဓာဝရိ၊ ဟူ၍။ (ဝုတ္တာ) ဝိယ စ၊ ဆိုအပ်သကဲ့သို့လည်းကောင်း။ (ဧဝံ၊ အတူ။) ပဏ္ဍ- ရန္တေဝ၊ ပဏ္ဍရ ဟူ၍သာ။ ဝုတ္တံ၊ ဆိုအပ်ပြီ။ [အကြောင်းဘဝင်၏ ပဏ္ဍရ အမည်ကို အကျိုးအကုသိုလ်၌ တင်စားသောကြောင့် အကုသိုလ်ကိုလည်း “ပဏ္ဍရ” ဟု ဆိုရသည်။ ကာရဏပစာတည်း။ ဝိထိစဉ်အားဖြင့် “ဘဝဂံစလန၊ မနောဒ္ဓါရာဝဇ္ဇန်း၊ ဇော” ဟု ရှိသောကြောင့် အကုသိုလ်ဇောကို “ဘဝင်မှ ထွက်လာသည်” ဟု ဆိုသည်။ ဋီကာ၌ အခြားတနည်း ပြသေး၏။]

ပန၊ ဆက်ဦးအံ။ မနော မနာယတနံ န္တိ ဣဓ၊ မနော မနာယတနံ-ဟူ သော ဤပါဌ၌။ မနောဂ္ဂဟဏံ၊ မနောသဒ္ဓါသည်။ မနသေဝ၊ မန၏ပင်။ အာယတနဘာဝဒီပနတ္ထံ၊ အာယတန၏အဖြစ်ကို ပြရခြင်းအကျိုးရှိ၏။ တေန၊

၁၂ မနော မနာယတနံ။ ။ဤ၌ မနော၏အတွက် အနက်တမျိုး၊ မနာယတန၏ အတွက်အနက်တမျိုးဟု ၂-မျိုးမမှတ်ရ။ “မနော၊ မနဟူသော။ ယံ မနာယတနံ၊ သည်” ဟု ဝိသေသန-ဝိသေသျှအဖြစ်ဖြင့် တနက်တည်း မှတ်ရသည်။ မနာယတနံကို မနောဟု ဝိသေသနပြုသဖြင့် မနာယတနံ အရ မန၏တည်ရာ ဟဒယဝတ္ထုစသည်ကို မရ၊ စိတ်သာ ရသည်ဟု ပြ၏။ ထို့ကြောင့် “မနသ+အာယတနံ မနာယတနံ” ဟု ဆဋီတပျုရိသ် မပြုပဲ “မနော ဧဝ အာယတနံ မနာယတနံ” ဟု ကမ္မဝံရည်းသမာသ် ပြုရသည်။

ထို မနောသဒ္ဓါဖြင့်။ ဧတံ၊ ဤအနက်ကို။ ဒီပေတိ၊ ပြစ်။ (ကိံ၊ အဘယ် အနက်ကို။ ဒီပေတိ၊ ပြသနည်း။ ဒေဝါနံ၊ နတ်တို့၏။ အာယတနံ၊ တည်ရာ နတ်ကုန်းသည်။) ဒေဝါယတနံ၊ ဒေဝါယတန-မည်သည်။ ဟောတိ ဝိယ၊ ဖြစ်သကဲ့သို့။ (ဧဝံ၊ တူ။) ဣဒံ၊ ဤတရားသည်။ မနဿ၊ မန၏။ အာယ- တနတ္တာ၊ တည်ရာ၏ အဖြစ်ကြောင့်။ မနာယတနံ၊ မနာယတနမည်သည်။ န ဟောတိ၊ မဟုတ်။ အထ ခေါ၊ အဟုတ်ကား။ မနော ဝေ၊ မနသည်ပင်။ အာယတနံ၊ အာယတနစည်း။ မနာယတနံ၊ မနအာယတန။ ဣတိ၊ ဤအနက်ကို။ ဒီပေတိ၊ ပြစ်။

တတ္ထ၊ ထို မနာယတနံ ပါဠိ၌။ နိဝါသဋ္ဌာနတ္ထေန၊ နေရာဟူသော အနက်ကြောင့်လည်းကောင်း။ အာကရဋ္ဌေန၊ ရောပြုမ်းရာ ပေါ်ထွက်ရာ ဟူသော အနက်ကြောင့်လည်းကောင်း။ သမောသရဏဋ္ဌေန၊ ပေါင်းဆုံရာ ဟူသော အနက်ကြောင့်လည်းကောင်း။ သဗ္ဗာတိဒေသဋ္ဌေန၊ ကောင်းစွာပေါက် ဖွားရာဟူသော အနက်ကြောင့်လည်းကောင်း။ ကာရဏဋ္ဌေန စအကြောင်း ဟူသော အနက်ကြောင့်လည်းကောင်း။ အာယတနံ၊ အာယတနမည်၏ဟူ၍။ ဝေဒိတဗ္ဗံ၊ ၏။

တထာဟိ၊ ထိုစကားကို ချဲ့ဦးအံ့။ လောကေ၊ ၌။ (လောကပြောရိုးဆိုစဉ် ၌။) ဣဿရာယတနံ၊ အစိုးရသော ဗြဟ္မာမင်း၏နေရာ။ ဝါသုဒေဝါယတနံ၊ ဝါသုဒေဝမည်သော ဗိဿဏိုးနတ်၏နေရာ။ ဣတိ အာဒိသု၊ ဤသို့အစရှိသော စကားရပ်တို့၌။ နိဝါသဋ္ဌာနံ၊ နေရာအရပ်။ အာယတနန္တိ၊ ဟူ၍။ ဝုစ္စတိ၊ အပ်၏။ [“ဝါသုဒေဝေါ ဟရိကဏှော” စသော အဘိဓာန် (၁၆) ၌ “ဗိဿဏိုး” ဟု နိဿယသစ် အနက်ပေးသည်။] သုဝဏ္ဏာယတနံ၊ ရွှေတို့၏ ပေါ်ထွက်ရာ

၁။ တတ္ထ။ ပ။ အာယတနံ။ ။ နိဝါသဋ္ဌာန-စသော အနက်များသည် အာယတန- သဒ္ဓါ၏ သဒ္ဓတ္ထ (ဝစနတ္ထ) မဟုတ်ကြ။ ထိုအနက်များ၌ အာယတန-သဒ္ဓါက ထင်ရှား သောကြောင့် ရုဋ္ဌိအနက်များဘည်း။ [ရုဋ္ဌိဝသေန အာယတနသဒ္ဓဿတ္ထံ ဝတ္ထံ၊ အပိ- စာတိအာဒိ အာရဒ္ဓံ။ “အပိစ နိဝါသနဋ္ဌာနဋ္ဌေန” စသော အာယတနဝိဘင်း အဋ္ဌ ကထာ၏အဖွင့်-မူလဋီကာ။] အာယတနသဒ္ဓါ၏ ဝစနတ္ထကို ထိုအဋ္ဌကထာ၌ တိုက်ရိုက် ပြထား၏။

၂။ အာကရဋ္ဌေန။ ။ ထောမနိမိ အာပုဗ္ဗ-ကြိခာတ် အပ်-ပစ္စည်းဖြင့် “အာကရ” ဟု ရှိ၏။ ပါဠိ၌ အာပုဗ္ဗ-ကိရ ဓာတ်၊ အ-ပစ္စည်းဟု ကြံ။ ကိ၏ဣကို (အ) ပြု။ အာကိ- ရိယန္တေ ဓာတဝေါ အကြာဘိ အာကရော-ရွှေဓာတ် ငွေဓာတ် စသော ဓာတ်သတ္တု တို့၏ ရောပြုမ်းအပ်ရာ (ဓာတ်သတ္တုတို့၏ ထွက်ရာ) ရွှေတွင်း ငွေတွင်း ပတ္တမြားတွင်း ကျောက်တွင်း စသောအရပ်။

အရပ်။ (ရွှေတွင်း။) ရုဇတာယတနံ၊ ငွေတို့၏ပေါ်ထွက်ရာအရပ်။ (ငွေတွင်း။) ဣတိ အာဒိသု၊ တို့၌။ အာကရော၊ ရောပြုမ်းရာအရပ်ကို။ (အာယတနန္တိ ဝုစ္စတိ။)

[လောကကြောင်း ပုံစံကို ပြုပြီး၍ သာသနာတော်ကြောင်း ပုံစံကို ပြလိုသောကြောင့် “သာသနေ ပန” ဟု မိန့်။] သာသနေ ပန၊ သာသနာတော်၌ ကား။ မနောရမေ၊ စိတ်၏ မွေ့လျော်ရာဖြစ်သော။ အာယတနေ၊ လူအများ သတ္တဝါအများတို့၏ ပေါင်းဆုံရာအရပ်၌။ ဝိဟင်္ဂမာ၊ ငှက်အပေါင်းတို့သည်။ နံ၊ ထို ပညောင်ပင်ကြီးကို။ သေဝန္တိ၊ မှီဝဲကြကုန်၏။ ဣတိ အာဒိသု၊ တို့၌။ သမောသရဏဋ္ဌာနံ၊ ပေါင်းဆုံရာ အရပ်ကို။ (အာယတနန္တိ ဝုစ္စတိ။)

ဒက္ခိဏာပထော၊ ဂင်္ဂါမြစ်၏ တောင်ဘက်ကမ်း အရပ်သည်။ ဂုန္တံ၊ နွားတို့၏။ အာယတနံ၊ ပေါက်ဖွားရာ အရပ်တည်း။ ဣတိ အာဒိသု၊ တို့၌။ သဉ္ဇာတိဒေသော၊ ကောင်းစွာ ပေါက်ဖွားရာအရပ်ကို။ (အာယတနန္တိ ဝုစ္စတိ။) [သမ္မာ+ဇာယန္တိ ဣတ္ထာတိ သဉ္ဇာတိ-နွားစသည်တို့၏ ကောင်းစွာပေါက်ဖွားရာ ဒေသ။]

သတိ၊ ထင်ရှားရှိသော။ အာယတနေ၊ အဘိညာဉ်ဟူသော အကြောင်းသည်။ သတိ၊ ရှိလတ်သော်။ 'တတြိ တတြေဝ၊ ထိုထိုအဘိညာဉ်ဖြင့် မျက်

၁။ သမောသရဏဋ္ဌာနံ။ ။ပဉ္စကအင်္ဂုတ္တိုရ် မဇ္ဈိမပဏ်-သုမနဝဂ်-အဋ္ဌမ-သုတ်၌ လာသော ပါဠိတည်း။ “လူနှင့်တကွ သတ္တဝါအများတို့၏ ပေါင်းဆုံရာ သာယာသော အရပ်ဝယ် ပညောင်ပင်ကြီးတပင် ပေါက်နေ၏။ ထို ပညောင်ပင်ကြီးကို ငှက်အပေါင်း လာ၍ မှီခိုနေကြသည်” ဟု ဥပမာပြု၍ “သဒ္ဓာတရားရှိသော ဥပါသကာ ကိုလည်း ရဟန္တာဘိုင်အောင် သူတော်သူမြတ် အလှူခံပုဂ္ဂိုလ်တို့က မှီခိုကြရသည်” ဟု ဟောတော်မူသည်။ ထို့ကြောင့် ထိုပါဠိ၌ အာယတနံ-သဒ္ဓါသည် အများ၏ ပေါင်းဆုံ စုဝေးရာဟူသော အနက်ကိုဟော၏။

ရှေးနိဿယ။ ။ “မနောရမေ၊ နှလုံး မွေ့လျော်ဖွယ်သော။ အာယတနေ၊ ရဟန်း သူမြတ် တည်းဟူသော ငှက်တို့၏စုဝေးရာ အင်ကြင်းတောနှင့်တူသော ဘုဒ္ဓသာသနာ တော်၌။ ဝိဟင်္ဂမာ၊ ရဟန်း သူတော်သူမြတ် ဟု ဆိုအပ်သော ငှက်အပေါင်းတို့သည်။ နံ၊ ထို သီလ သမာဓိ ပညာ ဂုဏ်ဖြင့်လွန်၍ သူမွန်သူမြတ် ဟု ဆိုအပ်သော တောစိုး သစ်ပင်ကြီးကို။ သေဝန္တိ၊ မှီဝဲကုန်၏” ဟု ပေးလေသည်။ ဤသုတ်မှတစ်ပါး အခြား သုတ္တန်များ၌ ထိုအဓိပ္ပာယ်ကို ဖွင့်လေရော့သလား ဟု စဉ်းစားမိသည်။ ဤသုတ်၌ကား ထိုအဓိပ္ပာယ်မျိုးမရပါ။

၂။ တတြိ တတြေဝ။ ပ။ အာယတနေ။ ။ “ယဿ ယဿ အဘိညာ သစ္စိကရဏီ-ယဿ ဓဒ္ဓဿ စိတ္တံ အဘိနိန္ဒာမေတံ” အဘိညာ သစ္စိကိရိယာယ” ဟု ဥပရိပဏ္ဍာသ၊ ကာယဂတာသတိသုတ်-ပါဠိတော်ရင်းဝယ် အနိယမဝါကျရှိသောကြောင့် “တတြိ တတြေဝ” ဖြင့် အဘိညာ သစ္စိကရဏီယ ဓမ္မကို စွဲရသည်။ သက္ခိဘဗ္ဗတံကို

မှောက်ပြုထိုက်သော ဣဒ္ဓိဝိဓ-စသော ဝေဗ္ဗိပင်။ သက္ကိဘဗ္ဗတံ၊ မျက်မှောက် ပြုနိုင်သူ၏ အဖြစ်သို့။ ပါပုဏာတိ၊ ရောက်၏။ ဣတိ အာဒိသု၊ ထိုသို့။ ကာရဏံ၊ အကြောင်းကို။ (အာယတနန္တိ ဝုစ္စတိ။)

ပန၊ အတ္ထုန္ဒြါရ သာမညမှတစ်ပါး အတ္ထုဒ္ဓေသ ဝိသေသကို ဆိုဦးအံ့။ ဣဓ၊ ဤ မနော မနာယတနံ-ဟူသောပါဌ်၌။ သဉ္ဇာတိ ဒေသဋ္ဌေန၊ သဉ္ဇာတိဒေသ အနက်လည်းကောင်း။ သမောသရဏဋ္ဌေန၊ သမောသရဏအနက်လည်းကောင်း။ ကာရဏဋ္ဌေန၊ ကာရဏ အနက်လည်းကောင်း။ ဣတိ၊ ဤသို့။ တိဝိဓာပိ၊ သုံးပါး အပြားအားဖြင့်လည်း။ ဝဇ္ဇတိ၊ ။ (ရှေးနိဿယ၌ “တိဝိဓာပိ ဝဇ္ဇန္တိ” ဟု ဂို၏။) ဟိ၊ ချဲ့။ ဖဿာဒယော၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ ဣတ္ထ၊ ဤ မန၌။ သဉ္ဇာယန္တိ၊ ကောင်းစွာ ဖြစ်ကြကုန်၏။ ဣတိ၊ ထိုသို့ ကောင်းစွာဖြစ်ရာ၏ အဖြစ်ကြောင့်။ သဉ္ဇာတိဒေသဋ္ဌေနပိ၊ သဉ္ဇာတိဒေသ အနက်အားဖြင့်လည်း။ ဧတံ၊ ဤ မန သည်။ အာယတနံ၊ မည်၏။ ဗဟိဒ္ဓာ၊ အပသန္တာန်၌။ ရူပ သဒ္ဓ ဂန္ဓ ရသ ဖောဋ္ဌဗ္ဗာ၊ တို့သည်။ အာရမ္မဏ ဘာဝေန၊ အာရုံ၏ အဖြစ်ဖြင့်။ ဣတ္ထ၊ ဤ မန၌။ သြသရန္တိ၊ သက်ရောက်ကြကုန်၏။ ဣတိ၊ ထိုသို့ သက်ရောက် ရာ၏ အဖြစ်ကြောင့်။ သမောသရဏဋ္ဌေနပိ၊ သမောသရဏ အနက်အား ဖြင့်လည်း။ (ဧတံ၊ သည်။) အာယတနံ၊ မည်၏။ ပန၊ အဖို့တစ်ပါးကား။ ဖဿာဒိနံ၊ ဖဿ-အစရှိသော တရားတို့၏။ သဟဇာတာဒိ ပစ္စယဋ္ဌေန၊ သဟ ဇာတ-အစရှိသော ပစ္စည်း၏ အဖြစ်ဖြင့်။ ကာရဏတ္တာ၊ အကြောင်း၏ အဖြစ် ကြောင့်။ ကာရဏဋ္ဌေနပိ၊ အကြောင်းဟူသော အနက်အားဖြင့်လည်း။ အာယ-

“ပစ္စက္ခဘာဝံ ဟု လည်းကောင်း၊ သတိ အာယတနကို “သတိ ကာရဏေ” ဟု လည်း ကောင်း “အဘိညာဝကာရဏံ” ဟု ကာရဏသရုပ်ကိုလည်းကောင်း ထိုအဋ္ဌကထာဖွင့် သည်။ [“သန္တိကာတဗ္ဗဿာတိ ပစ္စက္ခတော ကာတဗ္ဗဿ အဓိဋ္ဌာနဝိကုဗ္ဗနာဒိ- ဓမ္မဿ”။-ဥပရိပဏ်ဒီကာ။]

ရှေးနိဿယ။ ။ “သတိ (အတ္တနော သန္တာနေ ဘူတေ ပုဗ္ဗေ ပရိစိဏ္ဍေ)၊ ရှေး ဘာ၌ လေ့ကျက်အပ်ဖူးသောအားဖြင့် မိမိသန္တာန်၌ ထင်ရှားဖြစ်ဖူးသော။ အာယတ- နေ၊ ဣဒ္ဓိဝိဓ-စသော အဘိညာဉ်အား လျှောက်ပတ်သော အဓိကာရ အကြောင်းသည်။ သတိ-သန္တေ ဝိဇ္ဇမာနေ၊ ရှိလတ်သော်။ တ-ဧတေ တ-ဧတေ၊ ထိုထို ဣဒ္ဓိဝိဓ-စသော အရာ ၌လျှင်။ သက္ကိဘဗ္ဗတံ၊ သက်သေထိုက်သည်၏ အဖြစ်သို့။ ပါပုဏာတိ၊ ။” ဟု ပေးလေ၏။ အခြားပါဠိ အဋ္ဌကထာဖွင့်ကိုတွေ့၍ ပေးလေရောသလား ဟု စဉ်းစား မိ၏။ ယခု တွေ့ရသော ကာယဂတာသတိ သုတ္တန်ပါဠိတော်၏ အဖွင့် အလိုအား ဖြင့်ကား ဤသို့ မပေးနိုင်။ ဤဝါကျ၌ ယောဇနာဖွင့်ပုံမှာ သာ၍ အဋ္ဌကထာဖွင့်နှင့် မသီသေး၏။

တနံ၊ အာယတန-မည်၏။ ဣတိ၊ သို့။ ဝေဒိတဗ္ဗံ၊ မနိန္ဒြိယံ၊ မနိန္ဒြိယပုဒ်သည်။ ဝုတ္တတ္ထမေဝ၊ ဆိုအပ်ပြီးသော အနက်ရှိသည်သာ။

(ယံ ဓမ္မဇာတံ၊ သည်။) ဝိဇာနာတံ၊ သညာ ပညာတို့ သိပုံမှ တမျိုးတဖုံ သိတတ်၏။ ဣတိ၊ ကြောင့်။ (တံ ဓမ္မဇာတံ၊ သည်။) ဝိညာဏံ၊ မည်၏။ ဝိညာဏ မေဝ၊ ဝိညာဉ်သည်ပင်။ ခန္ဓော၊ ခန္ဓာတည်း။ ဝိညာဏက္ခန္ဓော၊ ဝိညာဉ် ခန္ဓာ။ တဿ၊ ထို ခန္ဓသဒ္ဓါ၏။ ရာသိ အာဒိဝသေန၊ အစု အစရှိသည်တို့၏ အစွမ်း ဖြင့်။ အတ္ထော၊ ကို။ ဝေဒိတဗ္ဗော၊ သိထိုက်၏။ ဟိခ္ခေ၊ မဟာဥဒကက္ခန္ဓောတေဝ၊ ပျားစွာသော ရေအစု ဟူ၍သာ။ သင်္ချံ၊ ခေါ်ဝေါ်အပ်သည်၏ အဖြစ်သို့။ ဂစ္ဆတိ၊ ရောက်၏။ ဣတိ ဧတ္ထ၊ ဤပါဠိရပ်၌။ ရာသဋ္ဌေန (ရာသိ+အဋ္ဌေန)၊ အစု ဟူသော အနက်အားဖြင့်။ ခန္ဓော၊ ခန္ဓသဒ္ဓါကို။ ဝုတ္တော၊ ဟောတော်မူ အပ်ပြီ။ - (စတုက္ကအင်္ဂုတ္တိရ်၊ ဒုတိယပဏ်-ပညာဘိသန္ဓဝဂ်၊ ပညာဘိသန္ဓ-သုတ်။) သီလက္ခန္ဓော၊ သီလဂုဏ်။ သမာဓိက္ခန္ဓော၊ သမာဓိဂုဏ်။ ဣတိ အာဒိသု၊ တို့၌။ ဂုဏဒဋ္ဌန၊ ဂုဏ်ဟူသော အနက်အားဖြင့်။ (ခန္ဓော ဝုတ္တော။) ဘဂဝါ၊ မြတ် စွာဘုရားသည်။ မဟန္တံ၊ ကြီးစွာသော။ ဒါရုက္ခန္ဓံ၊ သစ်တုံးကို။ အဒ္ဓသ၊ မြင် တော်မူရပြီ။ ဣတိ ဧတ္ထ၊ ၌။ ပဏ္ဍတ္တိမတ္တဋ္ဌေန၊ ပညတ်မျှဖြစ်သော အနက်အား ဖြင့်။ (ခန္ဓော ဝုတ္တော။)

၂ ပန၊ အဖို့တပါးကား။ ဣဓ၊ ဤ ဝိညာဏက္ခန္ဓော-ဟူသော ပုဒ်၌။ ရုဠိ- တော၊ ရုဠိအားဖြင့်။ ခန္ဓော၊ ခန္ဓသဒ္ဓါကို။ ဝုတ္တော၊ ဟောတော်မူအပ်ပြီ။ ဟိ၊

၁။ ပဏ္ဍတ္တိမတ္တဋ္ဌေန။ ။မတ္တသဒ္ဓါဖြင့် သဒ္ဓပဝတ္တိနိမိတ်ကို ကန့်သည်။ “ရာသဋ္ဌေန ခန္ဓော”၌ ခန္ဓ-သဒ္ဓါသည် အစုအနက်ဟူသော သဒ္ဓပဝတ္တိနိမိတ်ကို ဝဲသေး၏။ “ဂုဏ-ဋ္ဌေန ခန္ဓော” စသည်၌လည်း ထိုအတူ ဆိုင်ရာအနက်ဟူသော သဒ္ဓပဝတ္တိနိမိတ်ကို ဝဲသေး၏။ “သစ်တုံး” ဟူသော နာမည်ပညတ်ကို ဟောရာ၌ကား ထိုကဲ့သို့ သဒ္ဓပဝတ္တိ-နိမိတ်ကို မဝဲသောကြောင့် “ပဏ္ဍတ္တိမတ္တဋ္ဌေန” ဟု ဆိုသည်။ [ထို ဒါရုက္ခန္ဓဟူသော နာမည်ပညတ်မျိုးသည် ဒါရုမှတပါး သီလာ (ကျောက်တုံး) စသည်တို့၌ မဖြစ်နိုင်။]

၂။ ဣဓပန။ ပ။ ရုဠိတော။ ။ဤ၌ ရုဠိဟူသည် ဧကဒေသျှပစာဖြစ်သော အတင် ရုဠိတည်း။ မှန်၏-ဤ ပထမ မဟာကုသိုလ်စိတ် ဖြစ်ရာအခါ၌ ပါဝင်သော “ဝိညာဏ-က္ခန္ဓာ” ဟူသည် ပစ္စုပ္ပန်အခိုက်၌ဖြစ်သော စိတ်တည်း။ ထိုစိတ်တခုတည်းကို အစု-စု၌ မဖြစ်ရကား ရာသိအနက်အားဖြင့် ခန္ဓအမည် မရနိုင်။ အတိတ် အနာဂတ် ပစ္စုပ္ပန်စိတ် ၃-မျိုးပေါင်းမိမှ (အဇ္ဈတ္တဝိညာဉ် မဟိဒ္ဓဝိညာဉ် စသည်ဖြင့် ၂-မျိုးစီပေါင်းမိမှ) ရာသိ အနက်အားဖြင့် ခန္ဓ-အမည် ရနိုင်သည်။ ထို့ကြောင့် ၃-မျိုး စသည်ပေါင်းမိမှ ရာသိ အနက်အားဖြင့် ခန္ဓ-အမည်ရနိုင်သော ဝိညာဏက္ခန္ဓာအမည်ကို ဤ ပစ္စုပ္ပန်စိတ်တခု၌ တင်စားထားရကား ဧကဒေသျှပစာ-ရုဠိအမည်သာ ဖြစ်ရလေသည်။ ထို့ကြောင့် “ဝိညာဏက္ခန္ဓဿ ဧကဒေသဘူတံ” စသည်ဖြင့် အကျယ်မိန့်သည်။

မှန်။ (တနည်း) ဟိ (ယသ္မာ)၊ ကြောင့်။ ရာသဋ္ဌေန၊ အစုဟူသော အနက် အားဖြင့်။ ဧတံ ဝိညာဏံ၊ ဤ ဝိညာဉ်သည်။ (ဝိညာဏက္ခန္ဓာဟု ဟောတော် မူအပ်သော ဤ ဝိညာဉ်သည်။) ဝိညာဏက္ခန္ဓာ၊ ဝိညာဏက္ခန္ဓာ၏။ ဧကဒေ- သော၊ တစိတ် တဒေသတည်း။ (အချို့စာ၌ “ဧကံ ဝိညာဏံ” ဟု ရှိ၏။ မကောင်း။) ဣသ္မာ၊ ထို့ကြောင့်။ ရက္ခန္ဓာ၊ သစ်ပင်၏။ ဧကဒေသံ၊ တစိတ် တဒေသ ဖြစ်သော သစ်ကိုင်းကို။ ဆိန္ဒုန္ဓော၊ ဖြတ်သူကို။ ရုက္ခံ ဆိန္ဒုတီတိ၊ ဟူ၍။ ဝါ၊ သစ်ပင်ဖြတ်သူ ဟူ၍။ ဝုစ္စတိ ယထာ၊ ဆိုအပ်သကဲ့သို့။ ဧဝမေဝ၊ ဤ အတူသာလျှင်။ ဝိညာဏက္ခန္ဓာ၊ ၏။ ဧကဒေသဘူတံ၊ တစိတ်တဒေသ ဖြစ်၍ ဖြစ်သော။ ဧကမ္ပိ၊ တခုလည်းဖြစ်သော။ (ဤ ၌ကား ဧကံ-ဟုပင် ရှိသင့်၏။) ဝိညာဏံ၊ ကို။ ရုဠိတော၊ ရုဠိအားဖြင့်။ ဝိညာဏက္ခန္ဓောတိ၊ ဟူ၍။ ဝုတ္တံ။

တဇ္ဇာ မနောဝိညာဏဓာတုတိ၊ ကား။ ဖဿဒီနံ၊ ဖဿ အစရှိကုန်သော။ တေသံ ဓမ္မာနံ၊ ထို တရားတို့အား။ အနုစ္ဆဝိကာ၊ လျှောက်ပတ်သော။ မနော ဝိညာဏဓာတု၊ မနောဝိညာဏ ဓာတ်တည်း။ ဟိ၊ မှန်။ ဣမသ္မိံ ပဒေ၊ ဤ တဇ္ဇာ မနောဝိညာဏဓာတု ဟူသောပုဒ်၌။ ဧကမေဝ၊ တပါးသာလျှင်ဖြစ် သော။ စိတ္တံ၊ ကို။ (ဝုတ္တံ-၌ စပ်။) မိနုနဋ္ဌေန၊ နှိုင်းချင့်တတ်သည်အဖြစ်ဟူ သော အနက်ကြောင့်။ မနော၊ မနမည်၏။ ဝိဇာနနဋ္ဌေန၊ သညာ ပညာတို့ သိပုံမှ တမျိုးတဖုံ သိတတ်သည် အဖြစ်ဟူသော အနက်ကြောင့်။ ဝိညာဏံ၊ ဝိညာဏ မည်၏။ သဘာဝဋ္ဌေန၊ သဘောဟူသော အနက်ကြောင့်။ ဝါ၊ တနည်း။ နိဿတ္တဋ္ဌေန၊ သတ္တဝါမဟုတ်သည်၏ အဖြစ်ဟူသော အနက်ကြောင့်။ ဓာတု၊ ဓာတ်မည်၏။ ဣတိ၊ ဤသို့။ တိဟိ၊ (မန + ဝိညာဏ + ဓာတုအားဖြင့်) ၃-ပါး ကုန်သော။ နာမေဟိ၊ အမည်တို့ဖြင့်။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။

ဣတိ၊ ဤသို့လျှင်။ ဣမသ္မိံ ဖဿပဉ္စမကေ၊ ဤ ဖဿပဉ္စမက နိဒ္ဒေသ၌။ တာဝ၊ ဝေဒနာ-စသည်တို့မှ ရှေးဦးစွာ။ (နိဒ္ဒေသော၊ ညွှန်ပြအပ်သော။) ဖဿော၊ ဖဿသည်။ ယသ္မာ၊ အကြင်ကြောင့်။ ဖဿော ဝေ၊ ဖဿသာတည်း။ န တဇ္ဇာ မနောဝိညာဏဓာတု သမ္ပဿဇော၊ တဇ္ဇာ မနောဝိညာဏဓာတု သမ္ပဿဇ မဟုတ်။ [ဖဿသည် သမ္ပဿဇ (ဖဿကြောင့် ဖြစ်သော တရား) မဖြစ်နိုင်-ဟူလို။] စိတ္တဉ္စ၊ စိတ်သည်လည်း။ (စိတ္တံ ဟောတိ၌ စိတ်သည်လည်း။) ယသ္မာ၊ ကြောင့်။ တဇ္ဇာ မနောဝိညာဏဓာတု ဝေ၊ တဇ္ဇာမနောဝိညာဏ ဓာတ် သာတည်း။ (ဝေဖြင့် သမ္ပဿဇကို ကန့်၊ မနောဝိညာဏ ဓာတ်ဟူသော စိတ် ကသာ ဖဿ၏ ဖြစ်ကြောင်းဖြစ်၍ ဖဿက မနောဝိညာဏဓာတ် ဟူသော စိတ် ၏ဖြစ်ကြောင်း မဟုတ်သောကြောင့် စိတ်ကို သမ္ပဿဇဟု မခေါ်နိုင်-ဟူလို။)

တသ္မာ၊ ထို့ကြောင့်။ ဣမသ္မိံ ပဒဒ္ဒယေ၊ ဤ ဖဿစိတ္တ ဟူသော ပုဒ် ၂-ပါး အပေါင်း၌။ တဇ္ဇာ မနောဝိညာဏဓာတုသမ္ပယဇာတိ၊ ဟူ၍။ န အာရောပိတာ၊ တင်တော်မမူအပ်။ (ပါဠိတော်ငယ် ဖဿနိဒ္ဒေသ၌လည်းကောင်း၊ စိတ္တနိဒ္ဒေသ၌ လည်းကောင်း “တဇ္ဇာ မနောဝိညာဏဓာတုသမ္ပယဇာ” ဟု နာမည်တပ်၍ ဟော တော်မမူအပ်-ဟူလို။)

ဝိတက္ကပဒါဒိသု ပန၊ ဝိတက္ကပုဒ် အစရှိသည်တို့၌ကား။ လဗ္ဘမာနာပိ၊ ရထိုက် ပါသော်လည်း။ (တဇ္ဇာ မနောဝိညာဏဓာတုသမ္ပယဇာကို ရထိုက်ပါသော် လည်း။) ဣဓ၊ ဤ စိတ္တနိဒ္ဒေသ၌။ ပရိစ္ဆိန္နတ္တာ၊ ဖြတ်အပ်ပြီး၏ အဖြစ်ကြောင့်။ (ဟောတော်မမူပဲ ဖြတ်ထားအပ်ပြီး၏ အဖြစ်ကြောင့်။) န ဥဒ္ဒတာ၊ ထုတ် ဆောင်တော် မမူအပ်။ (ဝိတက္က-စသောပုဒ်တို့၌ “တဇ္ဇာ မနောဝိညာဏဓာတု သမ္ပယဇာ” ဟူသော နာမည်ကို ရနိုင်ပါသော်လည်း ဤ စိတ္တနိဒ္ဒေသ၌ မဟောပဲ ဖြတ်ထားအပ်ပြီးဖြစ်သောကြောင့် ထို တဇ္ဇာ မနောဝိညာဏ ဓာတုသမ္ပယဇာ နာမည်ကို ထုတ်ပြတော်မမူအပ်-ဟူလို။)

စ ပန၊ ထပ်၍ ဆက်ဦးအံ့။ ဖဿပဉ္စမကာနံ၊ ဖဿပဉ္စမက ဖြစ်ကုန်သော။ ဣမေသံ ဓမ္မာနံ၊ တို့၏။ (ပညတ္တိ-၌ စပ်။) ဝါ၊ ဤတရားတို့ကို။ (ဝိနိဗ္ဗောဂံ-၌ စပ်။) ပါဠိယေက္ကံ ပါဠိယေက္ကံ၊ အသီးအသီး။ ဝိနိဗ္ဗောဂံ၊ ခွဲခြားခြင်းကို။ ကတာ၊ ပြုတော်မူ၍။ ပညတ္တိံ၊ နာမည်ပညတ်ကို။ ဥဒ္ဒရမာနေန၊ ထုတ်ပြတော် မူသော။ ဘဂဝတာ၊ သည်။ ဒုက္ကရံ၊ ခဲယဉ်းစွာပြုအပ်သော အမှုကို။ ကတံ၊ ပြုတော်မူအပ်ပါပေပြီ။ ဟိ၊ ဥပမာဆောင် ထင်အောင် ပြဦးအံ့။ ကေဘာဇနေ၊ တခုတည်းသော ခွက်၌။ ပက္ခိပိတာ၊ ထည့်၍။ ဒိဝသံ၊ တနေ့ပတ်လုံး။ နိမ္မထိ-တာနံ၊ မေ့နှောက်အပ်ပြီးကုန်သော။ နာနာဥဒကာနံ၊ အထူးထူးသော ရေတို့၏ သော်လည်းကောင်း။ နာနာဘေလာနံ ဝါ၊ အထူးထူးသော ဆီတို့၏သော် လည်းကောင်း။ (နာနာကရဏံ-၌ စပ်။) ဝဏ္ဏဂန္ဓရသာနံ၊ အဆင်း အနံ့ အရသာတို့၏။ နာနာတာယ၊ ထူးကုန်သည်၏ အဖြစ်ကြောင့်။ ဒိဿာ ဝါ၊ မျက်စိဖြင့် ကြည့်၍သော်လည်းကောင်း။ သာယိတာ ဝါ၊ နှာခေါင်းဖြင့် နှမ်း၍သော်လည်းကောင်း။ သာယိတာ ဝါ၊ လျှာဖြင့် သာယာ၍သော်လည်း ကောင်း။ (လျက်၍သော်လည်းကောင်း။) နာနာကရဏံ၊ အသီးအခြားပြု ကြောင်း အထူးကို။ ဉတံ၊ သိခြင်းငှာ။ သက္ကာ၊ တတ်ကောင်းသည်။ ဘဝေယျ၊ ဖြစ်တန်ရာသေး၏။ ဧဝံ သန္တေပိ၊ ဤသို့ သိခြင်းငှာ တတ်ကောင်း ပါသော်လည်း။ တံ၊ ထို သိခြင်းကို။ ဒုက္ကရန္တိ၊ ခဲယဉ်းစွာ ပြု အပ်၏ဟူ၍။

၀၂။ ပြုနိုင်ခဲ့၏ဟူ၍။ ဝုတ္တံ၊ (မိလိန္ဒပဉ္စာ၌) မိန့်တော်မူအပ်ပြီ။ သမ္မာသမ္ဗုဒ္ဓေန ပန၊ မြတ်စွာဘုရားသည်ကား။ ကောရမ္မဏေ၊ တခုတည်းသော အာရုံ၌။ ပဝတ္တမာနာနံ၊ ကုန်သော။ အရူပီနံ၊ နာမ်ဖြစ်ကုန်သော။ စိတ္တစေတသိကာနံ၊ စိတ် စေတသိက်ဖြစ်ကုန်သော။ ဣမေသံ ဓမ္မာနံ၊ ဤ တရားတို့၏။ (ပညတ္တိ-၌ စပ်။) ပါဠိယေက္ကံ ပါဠိယေက္ကံ၊ အသီးအသီး။ ဝိနိဗ္ဗောဂံ၊ ခွဲခြားခြင်းကို။ ကတံ၊ ပြုတော်မူ၍။ ပညတ္တိံ၊ နာမည်ပညတ်ကို။ ဥဒ္ဓရမာနေန၊ ထုတ်ဆောင်တော်မူလတ်သော်။ (တနည်း) ဥဒ္ဓရမာနေန၊ ထုတ်ဆောင်တော်မူသော။ သမ္မာသမ္ဗုဒ္ဓေန၊ သည်။ အတိဒုက္ကရံ၊ အလွန်ခဲယဉ်းစွာ ပြုအပ်သော အမှုကို။ ကတံ၊ ပြုအပ်ပါပေပြီ။

တေန၊ ထို့ကြောင့်။ အာယသ္မာ နာဂသေနတ္ထေရော၊ အရှင် နာဂသိန် ထေရ်သည်။ အာဟ၊ မိန့်တော်မူပြီ။ (ကိံ အာဟ။) မဟာရာဇ၊ မဟာရာဇာ။ (မိလိန္ဒမင်းကို ခေါ်သည်။) ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဒုက္ကရံ၊ ခဲယဉ်းစွာ ပြုအပ်သော အမှုကို။ ကတံ၊ ပြုအပ်ပါပေပြီ။ ဣတံ၊ ဤသို့။ အာဟ၊ မိန့်တော်မူပြီ။ ဘန္တေ နာဂသေန၊ အရှင်နာဂသိန်။ ဘဂဝတာ၊ သည်။ ကိံ၊ အဘယ်သို့သော။ ဒုက္ကရံ၊ ကို။ ကတံ၊ ပြုအပ်ပါသနည်း။ ဣတံ၊ ဤသို့ လျှောက်ပြီ။ မဟာရာဇ၊ မဟာရာဇာ။ ဘဂဝတာ၊ သည်။ ကောရမ္မဏေ ၌။ ပဝတ္တမာနာနံ၊ ကုန်သော။ အရူပီနံ၊ ကုန်သော။ စိတ္တစေတသိကာနံ၊ ကုန်သော။ ဣမေသံ ဓမ္မာနံ၊ ဤတရားတို့ကို။ ယံ ဝဝတ္တာနံ၊ အကြင် ပိုင်းခြားခြင်းကို။ အက္ခာတံ၊

၁။ သမ္မာသမ္ဗုဒ္ဓေန။ ပ။ အတိဒုက္ကရံ။ ။ ပထမ မဟာကုသိုလ်စိတ်၌ အမြဲအားဖြင့် စေတသိက် ၃၃-ပါး ယှဉ်၏။ ထို စိတ် စေတသိက်တို့သည် ကေုပ္ပါဒ-စသော လက္ခဏာ ၄-ပါးနှင့်ညီစွာ အတူဖြစ် အတူချုပ် တူသော ဓိရာရှိ၍ အာရုံတခုကို ဝိုင်းလျက် ပြုကြလေရာ သဗ္ဗညုတဉာဏ်တော်ရှင် မဟုတ်လျှင် “ဤသဘောကား ဖဿ၊ ဤသဘောကား ဝေဒနာ” စသည်ဖြင့် ခွဲခြား၍ သိဖို့ရန် မည်သည့် လောကဓာတ်နည်းနှင့်မျှ ရှေးကလည်း မဖြစ်ခဲ့။ ယခုလည်း မဖြစ်နိုင်၊ နောက်နောင်အခါ ကမ္ဘာအဆက်ဆက်လည်း ဖြစ်နိုင်လိမ့်မည်မဟုတ်။ ထို့ကြောင့် အရှင်နာဂသိန်သည် ဝေလိန္ဒမဟာရာဇာအား ဤအဓိပ္ပာယ် ထင်ရှားအောင် သမုဒ္ဓရာဝယ် မြစ်ကြီးငါးသွယ်မှ စီးဝင်လာသောရေကို ဥပမာပြုလျက် မိန့်တော်မူသည်။

ဗုဒ္ဓမြတ်စွာ၏ တရားတော်ကို နှစ်နှစ်ကာကာ ယုံကြည်၍ အဘိဓမ္မာ လေ့လာကြရသော မိမိတို့အတွက်မှာ ဘုရားတရားတော်ကို အစဉ်လိုက်၍ “သဘောအားဖြင့် အချင်းချင်း မတူကွဲပြား ထူးခြားသော တရားဓမ္မတို့ကိုလည်းကောင်း၊ ထို သဘာဝဓမ္မတို့၏ ဝိထိအစဉ်အားဖြင့် စိ.ကာစဉ်ကာ ဖြစ်ပေါ်နေပုံကိုလည်းကောင်း၊ ထို သဘာဝဓမ္မတို့၏ ဟေတုသတ္တိ အာရမ္မဏသတ္တိ-စသော ပဋ္ဌာန်းပစ္စယသတ္တိ ကိုလည်းကောင်း” ကြံသည် စဉ်းစား နာကြား ပို့ချ၍ နေရသည်မှာ အလွန် ဝမ်းမြောက်ဖွယ် ကောင်းပါပေသည်။

ဟောတော်မူအပ်ပြီ။ ကိံ၊ အဘယ်သို့။ အက္ခာတံ၊ ဟောတော်မူအပ်သနည်း။ အယံ၊ ဤ ဧတေထိခြင်းသဘောတရားသည်။ ဖဿော၊ ဖဿတည်း။ အယံ၊ ဤ ခံစားခြင်း သဘောတရားသည်။ ဝေဒနာ၊ ဝေဒနာတည်း။ အယံ၊ ဤ မှတ်သားခြင်းသဘောတရားသည်။ သညာ၊ သညာတည်း။ အယံ၊ ဤ စေ့ဆော်ခြင်း သဘောတရားသည်။ စေတနာ၊ စေတနာတည်း။ ဣဒံ၊ ဤ ဆန်းကြယ်သော သဘောတရားသည်။ စိတ္တံ၊ စိတ်တည်း။ ဣတံ၊ ဤသို့။ ယံ ဝဝတ္ထာနံ၊ အကြင် ပိုင်းခြားခြင်းကို။ အက္ခာတံ၊ ဟောတော်မူအပ်ပြီ။ တံ၊ ထို ပိုင်းခြားခြင်းဟူသော။ ဒုက္ကရံ၊ ခဲယဉ်းစွာပြုအပ်သော အမှုကို။ ကတံ၊ ပြုတော်မူအပ်ပြီ။ ဣတံ၊ ဤသို့။ အာဟ၊ မိန့်တော်မူပြီ။

ဘန္တေ၊ ရား၊ သြပမ္ပံ၊ ဥပမာကို။ ကရောဟံ၊ ပြုပါဦးလော့။ ဣတံ၊ ဤသို့ လျှောက်ပြီ။ မဟာရာဇ၊ မဟာရာဇာ။ ယထာ၊ ဥပမာကား။ ကောစိဒေဝ၊ တစုံတယောက်သာလျှင် ဖြစ်သော။ ပုရိသော၊ သည်။ နာဝါယ၊ လှေဖြင့်။ သမုဒ္ဒံ၊ သို့။ အဇ္ဈောဂါဟေတုာ၊ သက်ဝင်၍။ ဟတ္ထပုဋ္ဌေန၊ လက်ခုပ်ဖြင့်။ ဥဒကံ၊ ရေကို။ ဂဟေတုာ၊ ယူ၍။ ဇိဝှာယ၊ လျှာဖြင့်။ သာယိတုာ၊ လျက်၍။ ဇာနေယျ၊ နုခေါ၊ သိနိုင်ရာသလော။ ကိံ၊ အဘယ်သို့။ ဇာနေယျ၊ သိနိုင်ရာသနည်း။ မဟာရာဇ၊ သော ပုရိသော၊ သည်။ ဣဒံ၊ ဤရေသည်။ ဂင်္ဂါယ၊ ဂင်္ဂါမြစ်၏။ ဝါ၊ ဂင်္ဂါမြစ်က။ ဥဒကံ၊ ရေတည်း။ ဣဒံ၊ သည်။ ယမုနာယ၊ ၏။ ဝါ၊ က။ ဥဒကံ၊ တည်း။ ဣဒံ၊ သည်။ အစိရဝတိယာ၊ ၏။ ဝါ၊ က။ ဥဒကံ၊ တည်း။ ဣဒံ၊ သည်။ သရဘူယာ၊ သရဘူမြစ်၏။ ဝါ၊ သရဘူမြစ်က။ ဥဒကံ၊ တည်း။ ဣဒံ၊ သည်။ မဟိယာ၊ မဟိ မြစ်၏။ ဝါ၊ က။ ဥဒကံ၊ တည်း။ (မြစ်ကြီး ငါးသွယ်က ရေတွေသည် သမုဒ္ဒရာထဲသို့ ဝင်လာသောကြောင့် ဤစကားကို ဆိုရသည်။) ဣတံ၊ ဤသို့။ ဇာနေယျ၊ နုခေါ၊ သိနိုင်ရာသလော။ ဣတံ၊ ဤသို့ မေးတော်မူပြီ။ ဘန္တေ နာဂသေန၊ အရှင်နာဂသိန်။ ဇာနိတုံ၊ သိခြင်းငှာ။ ဒုက္ကရံ၊ ခဲယဉ်းစွာ ပြုအပ်ပါ၏။ ဣတံ၊ ဤသို့ လျှောက်ပြီ။ မဟာရာဇ၊ ကောရမ္မဏေ၊ ဌံ။ ပဝတ္ထမာနာနံ၊ ကုန်သော။ အရူပိနံ၊ ကုန်သော။ စိတ္တစေတသိကာနံ၊ ကုန်သော။ ဣမေသံ ဓမ္မာနံ၊ တို့ကို။ ယံ ဝဝတ္ထာနံ၊ အကြင် ပိုင်းခြားခြင်းကို။ အက္ခာတံ၊ ပြီ။ ပ။ ဣဒံ၊ ဤ ဆန်းကြယ်သော သဘောသည်။ စိတ္တံ၊ တည်း။ ဣတံ၊ ဤသို့။ ယံ ဝဝတ္ထာနံ၊ ကို။ အက္ခာတံ။ တံ၊ ထို ပိုင်းခြားရခြင်းသည်။ တတော၊ ထိုရေကို ခွဲခြားရခြင်းထက်။ ဒုက္ကရတရံ၊ သာ၍ ခဲယဉ်းစွာ ပြုအပ်၏။ ဣတံ၊ ဤသို့ မိန့်တော်မူပြီ။

ဝိတက္ကနိဒ္ဒေသ၊ ဝိတက္ကနိဒ္ဒေသဌံ။ (တက္ကော-စသည်၌ အပေါင်းအာဓာရ+ အစိတ် အာဓေယံအဖြစ်ဖြင့် စပ်။) ဟက္ကနပသေန၊ အာရုံသို့ စိတ်ကို ဆွဲငင်

ခြင်း၏ အစွမ်းအားဖြင့်။ တက္ကော၊ တက္ကမည်၏။ တဿ၊ ထို ဝိတက်၏။ (ပဝတ္တိ-၌ စပ်။) ကိတ္တကံ၊ အဘယ်မျှလောက်ကို။ တက္ကေသိ၊ ဆွဲငင်သွားသနည်း။ ကုမ္ဘံ၊ တက္ကမုကို။ တက္ကေသိ၊ ဆွဲငင်သွားပြီ။ သကဋ္ဌံ၊ တလှည်းကို။ တက္ကေသိ၊ ပြီ။ ယောဇနံ၊ တယူဇနာတိုင်တိုင်။ တက္ကေသိ၊ ပြီ။ အဒ္ဓယောဇနံ၊ ယူဇနာ ဝက်တိုင်တိုင်။ တက္ကေသိ၊ ပြီ။ ဣတိ ဧဝံ၊ ဤသို့။ (လောကသိဒ္ဓေန၊ လောက၌ ထင်ရှားသော။) တက္ကနဝသေန၊ အာရုံသို့ စိတ်ကို ဆွဲငင်ခြင်း၏ အစွမ်းဖြင့်။ ပဝတ္တိ၊ ဖြစ်ပုံကို။ ဝေဒိတဗ္ဗာ၊ သိထိုက်၏။ ဣဒံ၊ ဤ တက္ကောဟူသော ပုဒ် သည်။ ဝိတက္ကဿ၊ ဝိတက်၏။ သဘာဝပဒံ၊ သဘောကိုသာပြသော ပုဒ် တည်း။ ဝိတက္ကနဝသေန၊ အာရုံသို့ အထူးထူး အပြားပြား ဆွဲငင်ခြင်း၏ အစွမ်းဖြင့်။ ဝိတက္ကော၊ ဝိတက္ကမည်၏။ ဧဝံ၊ ဤ ဝိတက္ကောဟူသော အမည် သည်။ ဗလဝကရတက္ကဿ၊ အထူးသဖြင့်အားရှိသော ဆွဲငင်ခြင်း၏။ နာမံ၊ အမည်တည်း။

သုဋ္ဌ၊ ကောင်းစွာ။ ကပ္ပနဝသေန၊ ကြံစည်ခြင်း၏ အစွမ်းဖြင့်။ သင်္ကပ္ပေ၊ သင်္ကပ္ပ မည်၏။ ကေဂ္ဂံ၊ တခုတည်းသော အာရုံရှိသော။ စိတ္တံ၊ စိတ်ကို။ အာရမ္မဏေ၊ အာရုံ၌။ ဝါ၊ သို့။ အပေတိ၊ ရောက်စေတတ်၏။ ဝါ၊ သွင်းထား တတ်၏။ ဣတိ၊ ကြောင့်။ အပ္ပနာ၊ အပ္ပနာမည်၏။ (အပ္ပဓာတ်-ပါပုဏန- အနက်ဟော၊ ယုပစ္စည်း၊ ကာရိတ်ကျေ။) ဒုတိယပဒံ၊ ဗျပ္ပနာဟူသော ဒုတိယ ပုဒ်ကို။ ဥပသဂ္ဂဝသေန၊ ဝိ-ဥပသာရ၏ အစွမ်းဖြင့်။ ဝစိတံ၊ တိုးပွားစေအပ် ပြီ။ (ဝိ အနက် အထူးမရှိပါ-ဟူလို။) ဝါ၊ တနည်း။ ဗလဝကရာ၊ သာ၍ အားရှိသော။ အပ္ပနာ၊ စိတ်ကို အာရုံ၌ တင်သွင်းတတ်သော တရားသည်။ ဗျပ္ပနာ၊ ဗျပ္ပနာမည်၏။ အာရမ္မဏေ၊ အာရုံ၌။ စိတ္တံ၊ စိတ်ကို။ အဘိနိရောပေတိ၊ ရှေးရှု တင်ထားတတ်၏။ ပတိဋ္ဌာပေတိ၊ တည်စေတတ်၏။ ဣတိ၊ ထို့ကြောင့်။ စောသော အဘိနိရောပနာ၊ မည်၏။ (“အဘိနိရောပန-ရှေးရှု တင်ခြင်း” ဟူသည် အာရုံပေါ်၌ စိတ်ကိုတည်စေခြင်းတည်း။ ထို့ကြောင့် “ပတိဋ္ဌာပေတိ” ဟု အဓိပ္ပာယ်ဖွင့်သည်။) ယာထာဝတာယ၊ ဟုတ်မှန်သည်၏အဖြစ်

၁။ ဧဝံ တက္ကနဝသေန။ ။ တက္ကသဒ္ဓါသည် အခြားနေရာ၌ ကြံစည်ခြင်းအနက်ကို ဟောသော်လည်း ဤနေရာ၌ “ကုမ္ဘံ တက္ကေသိ” စသည်ဖြင့် လောက၌ ထင်ရှားသော စကားအသုံးကိုထောက်၍ ဆွဲငင်ခြင်း အာကမုနအနက်ကို ဟောရသည်။ ကြံစည်ခြင်း အနက်ကိုကား သင်္ကပ္ပပုဒ်က ဟောလိမ့်မည်။ ဆွဲငင်ခြင်းဟူသည်လည်း စိတ်ကို အာရုံ ပေါ်သို့ရောက်အောင် ဆွဲငင်ခြင်းတည်း။ (“အဘိနိရောပန-စိတ်အာရုံသို့တင်ပေးခြင်း” နှင့် သဘောတူပင်တည်း။) [ဧဝံ တက္ကနဝသေန လောကသိဒ္ဓေနာတိ အဓိပ္ပာယော၊ ဝေဓ္မေဝဋ္ဌ။ ပ။ အာရမ္မဏဿ အာကမုနံ ဝိတက္ကနံ။ -ဋီကာ။]

ကြောင့်လည်းကောင်း။ နိယျာနိကတာယ စ၊ ဝဋ်ဆင်းရဲမှထွက်မြောက်တတ်သည်၏ အဖြစ်ကြောင့်လည်းကောင်း။ (ဝိပဿနာ သမ္မာဒိဋ္ဌိကို ရည်ရွယ်သည်။) ကုသလဘာဝပုတ္တော၊ ကုသိုလ်၏ အဖြစ်သို့ ရောက်သော။ ပသတ္တော၊ ချီးမွမ်းအပ်သော။ သင်္ကပ္ပော၊ သင်္ကပ္ပတည်း။ ဣတိ၊ ထို့ကြောင့်။ သမ္မာသင်္ကပ္ပော၊ သမ္မာသင်္ကပ္ပမည်၏။ (သမ္မာသဒ္ဓါသည် ပသတ္တအနက်ဟောတည်း။ ထို“ပသတ္တ ဖြစ်ခြင်း၏အကြောင်းမှာလည်း ယာထာဝတာဂုဏ်၊ နိယျာနိကတာဂုဏ်တည်း” ဟု သိစေလို၍ “ယာထာဝ။ ပ။ ပသတ္တော” ဟု ဖွင့်သည်။)

ဝိစာရနိဒ္ဒေသေ၊ ဝိစာရ နိဒ္ဒေသ၌။ အာရမ္မဏော၊ အာရုံ၌။ စရဏကဝသေန၊ လှည့်လည်ခြင်း၏ အစွမ်းဖြင့်။ စာရော၊ စာရမည်၏။ (ဝိစာရ၏ ဥပမာကို ပြရာ၌ ပျားပိတုန်း၏ ရစ်ဝဲနေပုံကို ဥပမာပြသည်။ ထို့ကြောင့် အာရုံပေါ်၌ အထပ်ထပ် အာရုံပြုသောအားဖြင့် သုံးသပ်နေခြင်းကိုပင် “စရဏက-လှည့်လည်ခြင်း” ဟု ဆိုသည်။) ဣဒံ၊ ဤ စာရောဟူသောပုဒ်သည်။ အဿ၊ ထို ဝိစာရ၏။ သဘာဝပဒံ၊ သဘောကိုသာ ပြသောပုဒ်တည်း။ ဝိစရဏကဝသေန၊ အာရုံ၌ ထက်ဝန်းကျင် လှည့်လည်ခြင်း၏အစွမ်းဖြင့်။ ဝိစာရော၊ ဝိစာရမည်၏။

အနုဂန္ဓာ၊ အာရုံသို့အစဉ်လိုက်၍။ ဝိစရဏကဝသေန၊ ထက်ဝန်းကျင် လှည့်လည်ခြင်း၏ အစွမ်းဖြင့်။ အနုဝိစာရော၊ အနုဝိစာရမည်၏။ (အနုသဒ္ဓါသည် အနုဂမန အနက်ဟောတည်း။) ဥပဂန္ဓာ၊ အာရုံသို့ကပ်၍။ ဝိစရဏကဝသေန၊ ထက်ဝန်းကျင် လှည့်လည်ခြင်း၏ အစွမ်းဖြင့်။ ဥပဝိစာရော၊ ဥပဝိစာရမည်၏။ ဣတိ၊ ဤသို့ မှတ်အပ်၏။ ဝါ၊ တနည်း။ ဥပသဂ္ဂဝသေန၊ ဝိ၊ အနု၊ ဥပ-ဟူသော ဥပသာရ၏ အစွမ်းဖြင့်။ ပဒါနိ၊ ပုဒ်တို့ကို။ ဝဗ္ဗိတာနိ၊ တိုးပွားစေအပ်ကုန်ပြီ။ [ဥပသဂ္ဂဝသေန ဝါ-ဟူသော ဤနည်းအားဖြင့် ဝိစာရ၊ အနုဝိစာရတို့လည်း စာရ၏ အနက်ကိုပင် ဟောကြရသည်။ ဥပသာရအတွက် အနက်သီးခြား မရှိ။ ရှေး၌ဖွင့်ခဲ့သော နည်းအားဖြင့်ကား ဥပသာရအတွက် အနက်သီးခြားရှိသည်။] (ဝနစရကော၊ တောလည် မုဆိုးသည်။) သရံ၊ မြားကို။ ဇိယာယ၊ လေးညှိ၌။ အနုသန္ဓဟိတော၊ ဆက်စပ်၍။ ဌပေတိ ဝိယ၊ ထားသကဲ့သို့။ တထာ၊ ထို့အတူ။ အာရမ္မဏော၊ အာရုံ၌။ စိတ္တံ၊ ကို။ အနုသန္ဓဟိတော၊ ဆက်စပ်၍။ ဌပ-နတော၊ ထားတတ်သည်၏ အဖြစ်ကြောင့်။ (ဘာဝပဓာန။) စိတ္တဿ အနုသန္ဓာနတော၊ စိတ္တဿ အနုသန္ဓာနတော-မည်၏။ [“စိတ္တဿ၊ စိတ်ကို- အနု-

၁။ ဝိစရဏကဝသေန။ ။ သမန္တတော စရဏံ ဝိစရဏံ။ -ဋီကာ။ ဤအလို ဝိသဒ္ဓါသည် သမန္တအနက်ဟောတည်း။ ဝိစာရသည် အာရုံကိုအဖန်ဖန် သုံးသပ်ခြင်း လက္ခဏာရှိ၏။ ထိုသို့ အဖန်ဖန်သုံးသပ်ခြင်းလည်း အာရုံပေါ်၌ ထက်ဝန်းကျင် ရစ်ဝဲနေသကဲ့သို့ ဖြစ်ရကား “သမန္တတော စရဏံ ဝိစရဏံ” ဟု ဆိုသည်။

သန္တာနတာ၊ အာရုံ၌ ဆက်စပ်တတ်သည်၏ အဖြစ်ဟူသော သဘောတရား သည်။ (တနည်း) စိတ္တဿ၊ ကို။ အနုသန္တာနတာ၊ ဖွဲ့စပ်ခြင်း သဘောတရား သည်” ဟု ပါဠိတော်၌ပေး။ နောက်နည်းအလို တာပစ္စည်း အနက်မရှိ။]

(ယာ ဓမ္မဇာတိ၊ အကြင် သဘောတရားသည်။) အာရမ္မဏံ၊ အာရုံကို။ အနုပေက္ခမာနော ဝိယ၊ အဖန်ဖန် ကြည့်ရှုသကဲ့သို့။ (ဝိယသည် ဥပရိက္ခာ- ဇောတက။) တိဋ္ဌတိ၊ တည်တတ်၏။ ဣဟိ၊ ကြောင့်။ အနုပေက္ခနတာ၊ မည်၏။ [အနုပေက္ခနတာ၊ အာရုံကို အဖန်ဖန် ကြည့်ရှုတတ်သည်၏ အဖြစ် ဟူသော သဘောတရား။ ဝါ၊ ကြည့်ရှုခြင်း သဘောတရား။] ဝါ၊ တနည်း။ ဝိစရဏဝသေန၊ အာရုံ၌ ထက်ဝန်းကျင် လှည့်လည်ခြင်း၏ အစွမ်းဖြင့်။ ဥပေက္ခ- နတာ၊ ကြည့်ရှုတတ်သည်၏ အဖြစ်သည်။ အနုပေက္ခနတာ၊ အနုပေက္ခနတာ မည်၏။ [အနုပေက္ခနတာ၊ အာရုံကို တက်ဝန်းကျင် လှည့်လည်ခြင်း၏ အစွမ်း ဖြင့် ကြည့်ရှုတတ်သည်၏ အဖြစ်။ ဝါ၊ ကြည့်ရှုခြင်း။ အနုကို “ဝိစရဏဝသေန” ဟု ဖွင့်။]

ပီတိနိဒ္ဒေသေ၊ ပီတိနိဒ္ဒေသ၌။ ပီတိတိ၊ ပီတိဟူသော ပုဒ်သည်။ သဘာဝ- ပဒံ၊ သဘောကိုသာပြသော ပုဒ်တည်း။ ပမုဒိတဘာဝေ၊ လွန်စွာ ဝမ်း မြောက်သော စိတ်၏ ဖြစ်ကြောင်းဖြစ်ရာသည်။ ပါမောဇ္ဇံ၊ ပါမောဇ္ဇမည်၏။ [ပမောဒနံ၊ လွန်စွာ ဝမ်းမြောက်ခြင်း။ ပမောဒေါ၊ ခြင်း။ ပမောဒေါယေဝ ပါမောဇ္ဇံ၊ သူတို့၌ ဣပစ္စည်း။ ပမုဒိတဘာဝေ၊ ကား အနက်ဖွင့်သာ။] အာ- မောဒနာကာရော၊ လွန်စွာ ဝမ်းမြောက်ခြင်းဟူသော အခြင်းအရာသည်။ အာမောဒနာ၊ မည်၏။ ပမောဒနာကာရော၊ အပြားအားဖြင့် ဝမ်းမြောက် ခြင်းဟူသော အခြင်းအရာသည်။ ပမောဒနာ၊ ပမောဒနာမည်၏။ ဝါ၊ တနည်း။ ဘေသဇ္ဇာနံ ဝါ၊ ဆေးတို့ကိုသော်လည်းကောင်း။ တေလာနံ ဝါ၊

၁။ ယထာ ဝါ။ ပ။ ဝုတ္တာ။ ။ မုဒေဝါတံသည် “မုဒေါ ဟဿ ကိဋ္ဌာ စုက္ကာ-ဒနေသု စုတု မိဿနေ” ဟု ဓာတ်ကျမ်းရှိသောကြောင့် ဝမ်းမြောက် ရှင်သန်းခြင်းဟူသော ဟဿ အနက်ဖြင့် “အာမောဒနာကာရော။ ပ။ ပမောဒနာ” ဟု ဖွင့်ပြပြီး၍ စုရာဒိ မုဒေဝါ၏ မိဿနေအနက်ကို တနည်းဖွင့်ပြလိုသောကြောင့် “ယထာ ဝါ ဘေသဇ္ဇာနံ ဝါ” စသည် မိန့်။ လောက၌ ဆေး၊ သို့မဟုတ် ဆီ၊ သို့မဟုတ် ရေနှေး ရေအေးတို့ကို တပေါင်းတည်း ပြုခြင်းကို “မောဒနာ” ဟု ဆိုရိုးရှိ၏။ ထို့အတူ ဤ၌လည်း ပီတိနှင့်ယှဉ်ဖက်တရားတို့ ကို ပီတိက တပေါင်းတည်းပြုခြင်းကို “မောဒနာ” ဟု ဆိုရ၏။ ထို မောဒနာကိုပင် အာ-ဥပသာရ ပ-ဥပသာရတို့ဖြင့် တန်ဆာဆင်၍ ပါဠိတော်၌ “အာမောဒနာ၊ ပမော- ဒနာ” ဟု ဟောတော်မူသည်။ အာ-ဥပသာရ၊ ပ-ဥပသာရတို့အတွက် အနက် သီးခြား မရှိ-ဟူလို။

ဆီတို့ကိုသော်လည်းကောင်း။ ဥက္ခောဒကသီတောဒကာနံ ဝါ၊ ရေနှေး ရေ
 အေးတို့ကိုသော်လည်းကောင်း။ ဧကတော၊ တပေါင်းတည်း။ ကရဏံ၊ ပြုခြင်း
 ကို။ မောဒနာတိ၊ မောဒနာဟူ၍။ ဝုစ္စတိ ယထာ၊ ဆိုအပ်သကဲ့သို့။ ဧဝံ၊ ဤ။
 အတူ။ အယမ္ပိ ပီတိ၊ ဤ ပီတိသည်လည်း။ ဓမ္မာနံ၊ သမ္မယုတ်တရားတို့ကို။
 ဧကတော၊ တပေါင်းတည်း။ ကရဏေန၊ ပြုခြင်းကြောင့်။ ဝါ၊ ပြုတတ်
 သည်၏ အဖြစ်ကြောင့်။ မောဒနာ၊ မောဒနာမည်၏။ ပန၊ ထိုသို့ပင် ဧက-
 တော ကရဏကြောင့် မောဒနာဟု ဆိုရပါသော်လည်း။ ဥပသဂ္ဂဝသေန၊ အာ၊
 ပ၊ ဥပသာရတို့၏ အစွမ်းဖြင့်။ မဏ္ဍေတော၊ တန်ဆာဆင်၍။ အာမောဒနာ
 ပဒမောဒနာတိ၊ အာမောဒနာ ပမောဒနာ ဟူ၍။ ဝုတ္တာ၊ ဟောတော်မူအပ်ပြီ။

(ယော၊ အကြင် သဘောတရားသည်။) ဟာသေတိ၊ တံ သမင်္ဂီပုဂ္ဂလ သမ္ပ
 ယုတ္တဓမ္မတို့ကို ရှင်လန်းစေတတ်၏။ ဣတိ၊ ထို့ကြောင့်။ (သော သဘာဝေါ၊
 သည်။) ဟာသော၊ ဟာသမည်၏။ [ပီတိဖြစ်သောအခါ ပီတိနှင့်ပြည့်စုံသော
 ပုဂ္ဂိုလ်ကိုလည်း တပြုံးပြုံးတရွှင်ရွှင် ဖြစ်စေတတ်၊ ယှဉ်ဖက်တရားတို့ကိုလည်း
 ရှင်လန်းစေတတ်သည်-ဟူလို။] ပဟာသေတိ၊ အပြားအားဖြင့် ရှင်လန်းစေ
 တတ်၏။ ဣတိ၊ ထို့ကြောင့်။ ပဟာသော၊ ပဟာသမည်၏။ ဧတံ၊ ဤ ဟာ
 သော ပဟာသောဟူသော အမည်သည်။ ဟဋ္ဌပဟဋ္ဌာကာရာနံ၊ ရှင်လန်းခြင်း
 ဟူသော အခြင်းအရာ အပြားအားဖြင့် ရှင်လန်းခြင်းဟူသော အခြင်းအရာတို့
 ၏။ အဓိဝစနံ၊ အမည်တည်း။

ဝိတ္တိံတိ၊ ဝိတ္တိဟူသည်ကား။ ဝိတ္တံ၊ ဥစ္စာတည်း။ ဧတံ၊ ဤ ဝိတ္တိဟူသော
 အမည်သည်။ ဓနဿ၊ ဥစ္စာ၏။ နာမံ၊ အမည်တည်း။ ပန၊ ဆက်။ အယံ၊ ဤ
 ပီတိသည်။ သောမနဿပစ္စယတ္တာ၊ သောမနဿ၏ အကြောင်း၏ အဖြစ်ကြောင့်။
 ဝါ၊ သောမနဿ၏ အကြောင်းဖြစ်သည့်အတွက်။ ဝိတ္တိသရိက္ခတာယ၊ ဥစ္စာနှင့်
 တူသည်၏ အဖြစ်ကြောင့်။ ဝိတ္တိ၊ ဝိတ္တိ မည်၏။ ဟိ၊ ဥပမာဆောင် ထင်အောင်
 ပြဉ်းအံ့။ ဓနိနော၊ ဓနရှင်၏။ ဓနံ၊ ဥစ္စာကို။ ပဋိစ္စ၊ စွဲ၍။ သောမနဿံ၊
 သောမနဿသည်။ ဥပ္ပဇ္ဇတိ ယထာ၊ ဖြစ်ရသကဲ့သို့။ ဧဝံ၊ တူ။ ပီတိမတောပိ၊ ပီတိရှိ
 သော ပုဂ္ဂိုလ်၏လည်း။ ပီတိံ၊ ပီတိကို။ ပဋိစ္စ၊ စွဲ၍။ သောမနဿံ၊ သည်။

၁။ ဝိတ္တိံ။ ။ဝိတ္တိနှင့် ဝိတ္တံသည် ဓနအနက်ကို ဟော၏။ ရူဇာဒိ ဝိဒဓာတ်--လာဘ
 အနက်ဟော၊ တိပစ္စည်း၊ တ-ပစ္စည်းတည်း။ “သောမနဿံ ဝိန္ဒတိ ဧတာယာကံ ဝိတ္တိံ၊
 ဝိန္ဒတိ ဧတေနာတံ ဝိတ္တိံ” ဟု ပြု။ လောက၌ စည်းစိမ်ဥစ္စာသည် သောမနဿ (ဝမ်း
 မြောက်ခြင်း၏) အကြောင်း ဖြစ်သကဲ့သို့ ဤ ပီတိတည်းဟူသော ဥစ္စာလည်း သော-
 မ-ဿ၏ အကြောင်းပစ္စည်း ဖြစ်သည်-ဟူလို။

ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ တသ္မာ၊ ထို့ကြောင့်။ ဝိတ္တိတိ၊ ဝိတ္တိဟူ၍။ ဝုတ္တာ၊ ဟော
ဟော်မှုအပ်ပြီ။ ဧတံ၊ ဤ ဝိတ္တိဟူသော အမည်သည်။ တုဋ္ဌိသဘာဝ သက္ကိ-
တာယ၊ နှစ်သက်ခြင်းသဘော၌ ကောင်းစွာတည်သော။ ပီတိယာ၊ ၎င်း။ နာမံ၊
ဟည်း။

ပန၊ ကား။ ပီတိမာ၊ ပီတိရှိသော။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်ကို။ ကာယစိတ္တာနံ၊
ကိုယ်စိတ်တို့၏။ ဥဂ္ဂတတ္တာ၊ တက်ကြွကုန်သည်၏ အဖြစ်ကြောင့်။ အဗ္ဗဂ္ဂ-
တတ္တာ၊ အလွန် တက်ကြွကုန်သည်၏ အဖြစ်ကြောင့်။ ဥဒဂ္ဂေါ၊ ဥဒဂ္ဂေါ
ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ဥဒဂ္ဂဿ၊ အထက်၌ အဖျားရှိသကဲ့သို့ ဖြစ်သော
ပုဂ္ဂိုလ်၏။ ဝါ၊ တက်ကြွသော ပုဂ္ဂိုလ်၏။ ဘာဝေါ၊ ဖြစ်ကြောင်း ဖြစ်ရာ
တည်း။ ဩဒဂုံ၊ အထက်၌ အဖျားရှိသကဲ့သို့ ဖြစ်သော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်း
ဖြစ်ရာ။ ဝါ၊ တက်ကြွသောပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာ။

အတ္တနော၊ မိမိ၏။ မနတာ၊ စိတ်၏ ဖြစ်ကြောင်းဖြစ်ရာတည်း။ အတ္တ-
မနတာ၊ မိမိစိတ်၏ ဖြစ်ကြောင်းဖြစ်ရာ။ ဟိ၊ ချဲ့။ အနဘိရဒ္ဒဿ၊ မိမိ သူတပါး

၁။ ဩဒဂုံ။ “ဥဒဂ္ဂေါကို ဥ+အဂ္ဂေါ” ဟု ပုဒ်ဖြတ်။ သက္ကတ၌ ဥတ်-ဥပသ ရ
သည် သဒ္ဓိစပ်သောအခါ ဒ-အဖြစ်ဖြင့် စပ်၏။ ဝိဋ္ဌိကား ထို တ-၏အစား ဒ-အက္ခရာ
လာ၍ ဥဒဂ္ဂ-ဟု ဖြစ်ရ၏။ ဥဒ္ဓံ+အဂ္ဂေါ ယဿာတိ ဥဒဂ္ဂေါ။ ယဿ၊ အကြင် ပုဂ္ဂိုလ်၏။
ဥဒ္ဓံ၊ အထက်၌။ အဂ္ဂေါ၊ အဦးအဖျားသည်။ အတ္ထိ။ ဣတိ သော ဥဒဂ္ဂေါ။ ပီတိဖြစ်
နေသောအခါ ကိုယ်ရောစိတ်ပါ တက်ကြွနေသောကြောင့် အထက်၌ အဦးအဖျား
ရှိသကဲ့သို့ မော့လျက် တကြော့ကြော့ဖြစ်နေသည်။ ထို ဥဒဂ္ဂ၏ဖြစ်ကြောင်းမှာ ဤ ပီတိ
စေတသိက်ပင်တည်း။ ထို့ကြောင့် “ဥဒဂ္ဂဿ+ဘာဝေါ ဩဒဂုံ” ဟု ပြုရသည်။ ဘာဝ
အနက်၌ ကျ-ပစ္စည်းသက်၊ ဝ-တလုံးချေ။

၂။ အတ္တမနတာ။ “နှစ်သက် မရှင်လန်းသူမှာ ကိုယ်ဆင်းရဲမှု စိတ်ဆင်းရဲမှု
အကြောင်းတခုခု ရှိတတ်၏။ ထို့ကြောင့် ထိုသူ၏စိတ်သည် မိမိသဘောကျသောစိတ်
မဟုတ်ရကား “အတ္တနောမန” မမည်။ ကိုယ်ချမ်းသာမှု စိတ်ချမ်းသာမှု အကြောင်းတခုခု
ရှိမှ ချမ်းသာသောစိတ်ဖြစ်ရကား မိမိသဘောကျ “အတ္တနောမန” မည် ၎င်း၏။ ထို အတ္တနော
မန၏ ဖြစ်ကြောင်းဖြစ်ရာ ဟူသည် ဤ ပီတိမည်သော စေတသိက်ပင်တည်း။

၃။ အနဘိရဒ္ဒဿ။ “သီလက္ခန္ဓာ မြဟ္မဇာလသုတ် အဗျတ္တိကနိဒါန်း၌ အနဘိရဒ္ဒိကို
“နေဝ အတ္တနော န ပရေသံ ဟိတံ အဘိရာဇယတီတိ အနဘိရဒ္ဒိ၊ ကောပဿေတံ
အမိဝစနံ” ဟု အဋ္ဌကထာဖွင့်၏။ အဘိရာဇယတိကိုလည်း “သာယောတိ” ဟု ဋီကာ
ဖွင့်၏။ မာတ်ကျမ်း၌လာသော ရာဇဓာတ်၏ အဘိနိပ္ပေါဒန အနက်ပင်တည်း။ အဘိ
ရာဇယတီတိ အဘိရဒ္ဒေါ-မိမိသူတပါး၏ စီးအပွားကို ပြီးစေတတ်သူ။ ဝါ၊ နှစ်သက်
ဝမ်းမြောက်သူ၊ န+အဘိရဒ္ဒေါ အနဘိရဒ္ဒေါ-သူ။ [ရှေးနိဿယ၌ “အနဘိရဒ္ဒဿ၊
မပြိမ်းအေးသော ကိုယ် စိတ်ရှိသူ၏။ ဝါ၊ အမျက်ထွက်သူ၏” ဟု ပေးလေသည်။]

စီးအပွားကို မပြီးစေတတ်သော ပုဂ္ဂိုလ်၏။ ဝါ၊ မနှစ်သက် မရှင်ပြသော ပုဂ္ဂိုလ်၏။ မနော၊ စိတ်သည်။ ဒုက္ခပဒဋ္ဌာနတ္တာ၊ ဒုက္ခ၏ နီးစွာသော အကြောင်း၏ အဖြစ်ကြောင့်။ အတ္တနော၊ မိမိ၏။ မနော နာမ၊ စိတ်မည်သည်။ န ဟောတိ၊ မဖြစ်။ အဘိရဒ္ဓဿ၊ မိမိ သူတပါး စီးအပွားကို ပြီးစေတတ်သော ပုဂ္ဂိုလ်၏။ ဝါ၊ နှစ်သက်ရှင်ပြသော ပုဂ္ဂိုလ်၏။ (မနော၊ စိတ်သည်။) သုခပဒဋ္ဌာနတ္တာ၊ သုခ၏ နီးစွာသော အကြောင်း၏ အဖြစ်ကြောင့်။ အတ္တနော၊ မိမိ၏။ မနော နာမ၊ စိတ်မည်သည်။ ဟောတိ၊ [ပီတိဖြစ်လျှင် ပဿဒ္ဓိသုခဖြစ်၏။ ထို့ကြောင့် ပီတိကို “သုခ၏ နီးစွာသောအကြောင်း” ဟု ဆိုသည်။]

ဣတိ၊ ဤသို့လျှင်။ ဝါ၊ ဤနည်းအားဖြင့်။ အတ္တနော၊ မိမိ၏။ မနတာ၊ စိတ်၏ ဖြစ်ကြောင်း ဖြစ်ရာသည်။ အတ္တမနတာ၊ မည်၏။ သကမနတာ၊ မိမိ စိတ်၏ ဖြစ်ကြောင်းဖြစ်ရာ။ သကမနဿ၊ မိမိစိတ်၏။ ဘာဝေါ၊ ဖြစ်ကြောင်း ဖြစ်ရာ။ ဣတိ အတ္တော၊ ဤကား အနက်။ [သကမနသဘာဝေါ၊ ဟု ရှိလျှင် ကောင်း၏။ သုတ္တန္တိကဒုက၊ နိက္ခေပကဏ္ဍ-ခန္တိနိဒ္ဒေသ-မူလဒီကာကို ကြည့်ပါ။] (သကဟု ဖွင့်သဖြင့် “အတ္တသည် စိတ်ဟူသော အနက်ကို မဟော၊ မိမိဟူသော အနက်ကို ဟောသည်” ဟု ပြသည်။) ပန၊ ဆက်။ သာ၊ ထို အတ္တမနတာကို။ ယသ္မာ၊ အကြင်ကြောင့်။ အညဿ၊ စိတ်မှတစ်ပါး အခြားသော။ ကဿစိ၊ တစုံ တယောက်သော ပုဂ္ဂိုလ်၏။ အတ္တမနတာ၊ အတ္တမနတာသည်။ န၊ မဟုတ်။ ပန၊ စင်စစ်ကား။ စိတ္တဿေဝ၊ စိတ်၏သာလျှင်။ ဧသော ဘာဝေါ၊ ဤ သဘော တရားသည်။ စေတသိကော၊ စိတ်၌ဖြစ်သော။ ဓမ္မော၊ သဘောတရားတည်း။ တသ္မာ၊ ထို့ကြောင့်။ အတ္တမနာ စိတ္တဿာတိ၊ ဟူ၍။ ဝုတ္တာ၊ မူအပ်ပြီ။

ကေဂ္ဂတာနိဒ္ဒေသေ၊ ကေဂ္ဂတာနိဒ္ဒေသ၌။ (ယာ ဓမ္မဇာတိ။) အစလဘာဝေ - န၊ မတုန်လှုပ်သည်၏ အဖြစ်ဖြင့်။ အာရမ္မဏေ၊ ၌။ တိဋ္ဌတိ၊ တည်တတ်၏။ ဣတိ၊ ကြောင့်။ (သာ ဓမ္မဇာတိ။) ဌိတိ၊ မည်၏။ ပရတော၊ နောက်၌။ ပဒဒ္ဓယံ၊ သဏ္ဍိတိ

၁။ သာပန။ ပ။ စိတ္တဿာတိ ဝုတ္တာ။ ။ ထို ပီတိမည်သော စေတသိကတရားကို အတ္တမနတာ ဟု ဆိုလျှင် စိတ္တဿ ဟု အဘယ်ကြောင့် ဝိသေသနသမ္ပန် ထင်ရသေး သနည်းဟု မေးဖွယ်ရှိသောကြောင့် သာ ပန-စသည်မိန့်။ “အတ္တမနတာ၊ မိမိစိတ်၏ ဖြစ်ကြောင်းဖြစ်ရာ” ဟူသည် “အဘယ်သူ၏ အတ္တမနတာပါနည်း၊ တစုံတယောက်သော ပုဂ္ဂိုလ် သတ္တဝါ၏ အတ္တမနတာ - ပါလော” ဟု စောဒနာဖွယ် ရှိသောကြောင့် “စိတ္တဿ” ဟု ဝိသေသနသမ္ပန် ထည့်ရသည်။ “တစုံတယောက်သော ပုဂ္ဂိုလ်၏ အတ္တမနတာမဟုတ်၊ စိတ်၏ အတ္တမနတာဖြစ်သည်” ဟုလို။ စာအုပ်များ၌ “န အညဿ ကဿစိ အတ္တနော မနတာ” ဟုရှိ၏။ “န အညဿ ကဿစိ အတ္တမနတာ” ဟု ရှိမှ စာသွားကြောင်းသည်။

အဝဋ္ဌိတိဟူသောပုဒ် ၂-ပါးအပေါင်းကို။ ဥပသဂ္ဂဝသေန၊ သံ၊ အဝ-ဥပသာရ
 တို့၏ အစွမ်းဖြင့်။ ဝဋ္ဌိတံ၊ တိုးပွားစေတော်မူအပ်ပြီ။ (ဤအလို သံ-အတွက် အဝ-
 အတွက် အနက်မရှိ။) အပိ စ၊ တနည်းကား။ (ယာ ဓမ္မဇာတိ။) သမ္ပယုတ္တဓမ္မေ၊
 တို့ကို။ အာရမ္မဏံ၊ ဌံ။ သမ္ပိဏ္ဍေတော၊ ပေါင်း၍။ တိဋ္ဌတိ၊ ၏။ ဣတိ (သာ
 ဓမ္မဇာတိ)။ သဏ္ဍိတိ၊ သဏ္ဍိတိမည်၏။ [သံ သဒ္ဓါ၏ အဘိဓာန်လာ အနက်တို့
 တွင် သမောဓာနအနက် ဟု သိစေလို၍ “သမ္ပိဏ္ဍေတော” ဟု ဆိုသည်။] (ယာ
 ဓမ္မဇာတိ။) အာရမ္မဏံ၊ သို့။ ဩဂါဟေတော၊ သက်ဝင်၍။ အနုပဝိသိတော၊
 အစဉ်အတိုင်း သက်ဝင်၍။ (ဩဂါဟေတောကို ထပ်ဖွင့်သည်။) တိဋ္ဌတိ၊ ၏။
 ဣတိ (သာ ဓမ္မဇာတိ၊ အဝဋ္ဌိတိ၊ မည်၏။ [အဝဋ္ဌိတိ၌ အဝကို ဩဂါဟေ-
 တောဟု ဖွင့်သည်။] ဟိ၊ မှန်။ ကုသလပက္ခသို့၊ ကုသိုလ်အဖို့၌။ သဒ္ဓာ၊
 သဒ္ဓာလည်းကောင်း။ သတိ၊ သတိလည်းကောင်း။ သမာဓိ၊ သမာဓိလည်း
 ကောင်း။ ပညာ၊ လည်းကောင်း။ ဣတိ၊ သို့။ စတ္တာရော၊ ကုန်သော။
 ဓမ္မာ၊ တို့သည်။ အာရမ္မဏံ၊ သို့။ ဩဂါဟန္တိ၊ သက်ဝင်တတ်ကုန်၏။ တေနော၊
 ထို့ကြောင့်ပင်။ သဒ္ဓာ၊ သဒ္ဓာကို။ ဩကပ္ပနာ၊ ဩကပ္ပနာဟူ၍။ ဝါ၊ အာရုံ၌
 သက်ဝင် ယုံကြည်တတ်သော တရားဟူ၍။ ဝုတ္တာ၊ ဟောတော်မူအပ်ပြီ။
 [အပေါ်ယံ ယုံကြည်ခြင်းမျိုးမဟုတ်၊ အာရုံ၌ သက်ဝင်၍ ယုံကြည်ခြင်းကို
 ဩကပ္ပနာဟု ခေါ်သည်။] သတိ၊ သတိကို။ အပိလာပနတာ၊ အပိလာ-
 ပနတာ ဟူ၍။ ဝါ၊ ပေါလောမပေါ်သောစိတ်၏ ဖြစ်ကြောင်းဖြစ်ရာဟူ၍။
 (ဝုတ္တာ၊ ပြီ။) သမာဓိ၊ သမာဓိကို။ အဝဋ္ဌိတိတိ၊ ဟူ၍။ ဝါ၊ အာရုံ၌ သက်ဝင်
 ၍ တည်တတ်သော သဘောဟူ၍။ (ဝုတ္တာ။) ပညာ၊ ပညာကို။ ပရိယော-
 ဂါဟနာဘိ၊ ပရိယောဂါဟနာ ဟူ၍။ ဝါ၊ ထက်ဝန်းကျင် အာရုံ၌ သက်
 ဝင်ဟန်သော တရားဟူ၍။ (ဝုတ္တာ။)

ပန၊ ကား။ အကုသလပက္ခေ၊ အကုသိုလ်အဖို့၌။ တဏှာ၊ တဏှာလည်း
 ကောင်း။ ဒိဋ္ဌိ၊ လည်းကောင်း။ အဝိဇ္ဇာ၊ လည်းကောင်း။ ဣတိ။ တယော၊
 ကုန်သော။ ဓမ္မာ၊ တို့သည်။ အာရမ္မဏံ၊ သို့။ ဩဂါဟန္တိ၊ သက်ဝင်ကုန်၏။
 တေနော၊ ထို့ကြောင့်ပင်။ တေ၊ ထို တရားတို့ကို။ ဩသာတိ၊ ဩသာ တို့
 ဟူ၍။ ဝုတ္တာ။ [ကာမောဿ၊ ဘဝေါဿ၊ ဒိဋ္ဌောဿ၊ အဝိဇ္ဇောဿ-ဟု ဟော

၁။ အပိလာပနတာ။ ။ ပိလုဓာတ် ယုပစ္စည်းဖြင့် ဥကိုဩ၊ ဩကို အဝပြုလျှင် “ပိလ
 ဝန” ဟု ဖြစ်၏။ သက္ကတ၌ ဗျု-ဟု တလုံးဓာတ်ဖြစ်သောကြောင့် ဥ-မချေ ရသကဲ့သို့
 ထို ဗျုကို ဖြန့်ထားသော ပိလုဓာတ်၌လည်း ဥ-မချေရ။ ထို့ကြောင့် “အပိလဝနတာ”
 ဟု ရှိလျှင် ကောင်းမည်ထင်သည်။

တော်မူသည်။] ပန၊ ဆက်။ ဣတ္ထိ၊ ဤ အကုသိုလ်အဖို့၌။ စိတ္တေကဂ္ဂတာ၊ စိတ္တေ-
ကဂ္ဂတာသည်။ ဗလဝတီ၊ အားရှိသည်။ န ဟောတိ၊ မဖြစ်။

ဟိ၊ ဥပမာဆောင် ထင်အောင်ပြဦးအံ့။ ရဇုဋ္ဌာနဋ္ဌာနေ၊ မြေမှုန့်တို့၏ ထကြွ
ရာအရပ်ကို။ (ဖုန်ထရာအရပ်ကို။) ဥဒကေန၊ ရေဖြင့်။ သိဉ္စိတော၊ သွန်းဖျန်း၍။
သမ္ပဋ္ဌေ၊ တံမြက်လှည်းအပ်သော်။ [ရှေးနိဿယ၌ “သမ္ပဋ္ဌေ၊ ကောင်းစွာ အညီ
အညွတ် ပြုအပ်သော်” ဟု ပေး၏။] ထောကမေဝ၊ အနည်းငယ်သာလျှင်
ဖြစ်သော။ ကာလံ၊ ကာလပတ်လုံး။ ရဇော၊ မြေမှုန့်သည်။ သန္ဓိသီဒတိ၊
ကောင်းစွာတည်၏။ ဝါ၊ ငြိမ်သက်စွာတည်၏။ (ရဇုဋ္ဌာနဋ္ဌာနေ၊ သည်။) သုက္ခန္ဓေ
သုက္ခန္ဓေ၊ ခြောက်လတ် ခြောက်လတ်သော်။ (အန္တ အနက်မရှိ။)
ပကတိဘာဝေန၊ ပကတိအဖြစ်ဖြင့်။ (နဂိုအတိုင်း။) ဝုဋ္ဌာတိ ယထာ၊ ထသကဲ့သို့။
ဝေမေဝ၊ ဤအတူသာလျှင်။ အကုသလပက္ခေ၊ ၌။ စိတ္တေကဂ္ဂတာ၊ စိတ္တေ-
ကဂ္ဂတာသည်။ ဗလဝတီ၊ အားရှိသည်။ န ဟောတိ၊ မဖြစ်။ ပန၊ ဗျတိရိတ်
ကား။ တသ္မိံ ဌာနေ၊ ထိုအရပ်ကို။ (ဥပလိတ္ထေ-၌ စပ်။) သဋ္ဌေဟိ၊ ရေအိုး
တို့ဖြင့်။ ဥဒကံ၊ ရေကို။ အာသိဉ္စိတော၊ သွန်းလောင်း၍။ (ရှေးနိဿယ၌
“အဘိသိဉ္စိတော” ဟု ရှိ၏။) ကုဒါလေန၊ ပေါက်တူးဖြင့်။ ခဏိတော၊ တူးဆွ
၍။ အာကောဋ္ဌနမဒ္ဒနသန္ဓနာနိ၊ မြေခဲလုံးတို့ကို ထုရိုက်ခြင်း၊ ထုရိုက်ပြီးနောက်
မြေမှုန့်တို့ကို ရေဖြင့်နယ်ခြင်း၊ နယ်ပြီးနောက် ဒင်ဆောင်ခြင်းတို့ကို။ ကတော၊
ပြု၍။ ဥပလိတ္ထေ၊ အင်တေဖြင့် လိမ်းကျံအပ်သော်။ အာဒါသေ ဝိယ၊ ကြေးမုံ၌
ကဲ့သို့။ ဝါ၊ မှန်၌ကဲ့သို့။ ဆာယာ၊ အရိပ်သည်။ ပညာယတိ၊ ထင်ရှား၏။
ဝဿသတာတိက္ကမေပိ၊ အနှစ်တရာလွန်ရာအခါ၌သော်လည်း။ တံမဟုတ္တကတံ
ဝိယ၊ ထို တမဟုတ်၌ ပြုလုပ်အပ်သကဲ့သို့။ ဟောတိ ယထာ။ ဖြစ်သကဲ့သို့။
ဝေမေဝ။ ကုသလပက္ခေ၊ ၌။ စိတ္တေကဂ္ဂတာ၊ သည်။ ဗလဝတီ၊ အား
ရှိသည်။ ဟောတိ၊ ၏။

ဥဒ္ဒစ္စဝိစိကိစ္ဆာဝသေန၊ ဥဒ္ဒစ္စ ဝိစိကိစ္ဆာ၏ အစွမ်းဖြင့်။ ပဝတ္တဿ၊ ဖြစ်
သော။ (အကုသလနိဒ္ဒေသ၌ ပဝတ္တဿ ဟု ရှိလတ္တံ့။) ဝိသာဟာရဿ၊

၁။ န ဗလဝတီ ဟောတိ။ ။ အကုသိုလ်ခန်း၌လည်း ဧကဂ္ဂတာနိဒ္ဒေသဝယ် “အဝ-
ဋ္ဌိတိ” ဟု ဟောတော်မူ၏။ ထို ဧကဂ္ဂတာကို အားမရှိလျှင် အဘယ့်ကြောင့် “အဝဋ္ဌိတိ”
ဟု ဟောတော်မူရပါသနည်း၊ ဤသို့ မေးဖွယ်ရှိ၏။ အခြေကား-ပါဏာတိပါတ-စသော
မကောင်းမှုကို ပြုရာဝယ် အခိုက်အတန့်ပင် ဖြစ်စေကာမူ ထိုအာရုံ၌ သက်ဝင်၍ တည်မှ
ပါဏာတိပါတ-စသောအမှုတို့ ထမြောက်ကြ၏။ ထို ထမြောက်လောက်ရုံမျှ သက်ဝင်၍
တည်ခြင်းကို ရည်ရွယ်တော်မူ၍ “အဝဋ္ဌိတိ” ဟု ဟောတော်မူသည်။ “နဗလဝတီ။ ပ။
ဓာထာ အဝဋ္ဌာနမတ္တဘာဝတော” ဟူသော ဋီကာအဓိပ္ပာယ်ကို ပိုးသည်။

ဖောက်ဖောက်ပြန်ပြန် ထက်ဝန်းကျင် ဆောင်ခြင်း၏။ ဝါ၊ အထူးထူးအပြား
ပြား ထက်ဝန်းကျင် ဆောင်ခြင်း၏။ ဝါ၊ ဖရိုဖရဲ ဖြန့်ကြဲခြင်း၏။ ပဋိပက္ခ
တော၊ ဆန့်ကျင်ဘက်၏ အဖြစ်ကြောင့်။ အဝိသာဟာရော၊ မည်၏။

ဥဒ္ဓစ္စဝိစိကိစ္ဆာဝသေနော၊ ဥဒ္ဓစ္စ ဝိစိကိစ္ဆာ၏ အစွမ်းဖြင့်ပင်။ ဂစ္ဆန္တိ၊ သွားနေ
သော။ စိတ္တံ၊ စိတ်သည်။ (သဟဇာတဓမ္မေ၊ တက္ခဖြစ်ဖက် တရားတို့ကို။)
ဝိက္ခိပတိ နာမ၊ အထူးထူး အပြားပြား ပစ်လွှင့်သည်မည်၏။ [ရှေးနိဿယ၌
“ဝိက္ခိပတိ နာမ၊ အထူးထူးသော အာရုံသို့ ပြေးသွားပျံလွှင့်သည်မည်၏” ဟု
ပေးလေ၏။ နောက် အကုသလနိဒ္ဒေသ၌ “သဟဇာတဓမ္မေ” ဟု ရှေ့ပုဒ်မှ
လိုက်လာသောကြောင့်လည်းကောင်း၊ ဝိပုဗ္ဗ-ဝိပ-ဓာတ်က သဒ္ဓတ္ထအားဖြင့် ပျံ
လွှင့်ခြင်း ဟူသော အကမ္မက အနက်ကို မဟော၊ ပစ်လွှင့်ခြင်းဟူသော သကမ္မက
အနက်ကိုသာ ဟောသောကြောင့် လည်းကောင်း ထို ရှေးနိဿယအနက်ကို စဉ်း
စားပါ။]

အယံ ပန၊ ဤ ဧကဂ္ဂတာသည်ကား။ တထာဝိဓော၊ ထိုသို့ သဘောရှိ
သော။ ဝိက္ခေပေါ၊ အထူးထူး အပြားပြား ပစ်လွှင့်တတ်သော တရားသည်။
န ဟောတိ၊ မဟုတ်။ ဣတိ။ အဝိက္ခေပေါ၊ ပမည်၏။ စ၊ သည်သာ မကသေး။
ဥဒ္ဓစ္စ ဝိစိကိစ္ဆာ ဝသေနော၊ ဖြင့်ပင်။ စိတ္တံ၊ သည်။ ဝါ၊ ကို။ ဝိသာဟဋ္ဌ
နာမ၊ ဖောက်ဖောက်ပြန်ပြန် ထက်ဝန်းကျင် ဆောင်အပ်သည်မည်သည်။ ဝါ၊
အထူးထူး အပြားပြား ထက်ဝန်းကျင် ဆောင်အပ်သည်မည်သည်။ ဝါ၊ ဖရို

၁။ အဝိသာဟာရော။ ။ဝိရူပံ၊ ဖောက်ဖောက်ပြန်ပြန်။ (တနည်း) ဝိဝိဓံ၊ အထူးထူး
အပြားပြား+သံဟာရဏံ၊ ထက်ဝန်းကျင် ဆောင်ခြင်း။ ဝါ၊ ဖရိုဖရဲ ဖြန့်ကြဲခြင်း။ ဝိသာ
ဟာရော၊ ခြင်း။ ဥဒ္ဓစ္စဝိစိကိစ္ဆာသည် တခုသောအာရုံ၌ ငြိမ်သက်စွာ မတည်နိုင်-မဆုံး
ဖြတ်နိုင်ရကား စိတ်ကို ထက်ဝန်းကျင် ဆောင်ယူကာ ဖြန့်ကြဲသကဲ့သို့ ဖြစ်၏။ ထိုသို့ဖြစ်
ခြင်း၏ ဆန့်ကျင်ဘက်ဟူသည် စိတ်၏ အာရုံတခု၌ ငြိမ်သက်စွာ တည်နေခြင်းဟူသော
ဧကဂ္ဂတာတည်း။ ထိုသို့ တည်နေခြင်းကို “အဝိသာဟာရ” ဟု ဆိုသည်။ [သံ+ဟာရ၌
နိဂ္ဂဟိတ်ဈေ၊ ဒီဃပြု။] (တနည်း) သံ+ဟာရ၌ သံသည် သမာဓာန အနက်ဟော
တည်း။ သမ္ပယုတ်တရားတို့ကိုတပေါင်းတည်း ဆောင်ခြင်း ပေါင်းစုခြင်းကို “သံဟာရ”
ဟု ဆို၍ ထိုသို့ ပေါင်းစုမှုမရှိခြင်းကို “ဝိသာ ဟာရ” ဟု ဦးကာ၌ တနည်းဖွင့်၏။ ဤ
နည်း၌ ဝိသည် အဘာဝ အနက်ဟောတည်း။ ဝိသာဟာရော၊ ပေါင်းစုမှုမရှိခြင်းလည်း။
န၊ မဟုတ်။ သမ္ပယုတ်ဘို့ကို ပေါင်းစုမှုမရှိခြင်းမဟုတ်၊ ပေါင်းစုခြင်းသဘောတရား။

၂။ ဝိသာဟဋ္ဌ နာမ။ ။ဝိ+သံ+အာ+ဟာရဓာတ်၊ တ-ပစ္စည်း၊ ကံဟောတည်း။
ထို့ကြောင့် “ဣဘော စိတာ စ ပသာရိယတိ” ဟု ကံဟော အာချာတ်ကြိယာဖြင့်
အောက်အဓိပ္ပာယ် ဖွင့်ပြသည်။ “ပသာရိယတိ” ဟု ဣတိပါနေသည်ကား မကောင်း

ဖရဲ ဖြန့်ကြဲအပ်သည် မည်သည်။ ဟောတိ၊ ဤ။ ဣတော စိကော စ၊ ဤ အာရုံ ဤအာရုံသို့လည်း။ ပသာရိယတိ၊ ဖြန့်အပ်၏။ ဣတိ၊ ဤကား အနက် တည်း။ ပန၊ ဆက်။ အယံ၊ ဤ ကေဂ္ဂတာသည်။ ဧဝံ၊ သို့။ အဝိသာဟဋ္ဌဿ၊ ဖောက်ဖောက်ပြန်ပြန် ထက်ဝန်းကျင် ဆောင်အပ်သည် မဟုတ်သော။ ဝါ၊ အထူးထူးအပြားပြား ထက်ဝန်းကျင် ဆောင်အပ်သည် မဟုတ်သော။ ဝါ၊ ဖရိုဖရဲ ဖြန့်ကြဲအပ်သည် မဟုတ်သော။ မာနဿ၊ စိတ်၏။ ဘာဝေါ၊ ဖြစ်ကြောင်း ဖြစ်ရာတည်း။ ဣတိ၊ အဝိသာဟဋ္ဌ မာနသတာ၊ မည်၏။

သမထောတိ ဧတ္ထ၊ သမထောဟူသော ဤပါဌ်၌။ (လဗ္ဘမာနေော၊ အတ္ထု-ဒ္ဓါရ-အဖြစ်ဖြင့် ရထိုက်သော။) သမထော၊ သမထသည်။ စိတ္တသမထော၊ လည်းကောင်း။ အဓိကရဏသမထော၊ လည်းကောင်း။ သဗ္ဗသင်္ခါရသမထော၊ လည်းကောင်း။ ဣတိ၊ တိဝိဇော၊ ဤ။ တတ္ထ၊ ထို သုံးပါးတို့တွင်။ အဋ္ဌသု၊ ရှစ်ပါးကုန်သော။ သမာပတ္တိသု၊ တို့၌။ စိတ္တေကဂ္ဂတာ၊ သည်။ စိတ္တသမထောနာမ၊ မည်၏။ ဟိ၊ မှန်၏။ (တနည်း) ဟိ (ယသ္မာ)။ တံ၊ ထိုသမာဓိသို့။ အာဂမ္မ၊ ရှေးရှုရောက်၍။ ဝါ၊ စွဲ၍။ စိတ္တစလနံ၊ စိတ်၏ လှုပ်ရှားခြင်းသည်။ စိတ္တဝိပ္ပန္နိတံ၊ စိတ်၏ အထူးထူး အပြားပြား တုန်လှုပ်ခြင်းသည်။ သမ္မတိ၊ ငြိမ်သက်၏။ ဝပသမ္မတိ၊ အထူးသဖြင့် ငြိမ်သက်၏။ တသ္မာ၊ ကြောင့်။ ဝါ၊ ထိုသို့ စိတ်လှုပ်ရှားခြင်း၏ ငြိမ်သက်ကြောင်း၏အဖြစ်ကြောင့်။ [“တံ အာဂမ္မ ထိုက်စွဲ၍” ဟူရာ၌ “ထို့ကြောင့်” ဟု အဖြောင့်အားဖြင့် အဓိပ္ပာယ်ထွက်၏။ သို့ဖြစ်၍ “သမ္မတိ ဧတေနာတိ သမထော” ဟု ကရဏသာပြေ။ “စိတ္တဿ + သမထော-စိတ္တသမထော” ဟု ဆက်ပါ။] သော၊ ထိုသမာဓိကို။ စိတ္တသမထောတိ၊ ဟူ၍။ ဝုစ္စတိ၊ ဤ။ [ရှေးနိဿယ၌ “တံ သော” တို့အရ ကေဂ္ဂတာကို စွဲပြီးလျှင် သမထောဟူသော နောက်ပုဒ်ကို၌ “သော” ဟု ထားရကြောင်းကို ဆုံးဖြတ်လေ၏။ ထို အဆုံးအဖြတ်ကို “တံ သဗ္ဗသင်္ခါရ သမထောတိ ဝုစ္စတိ” ဟူသော လာလတ္တံ့စကားကို ထောက်၍ စဉ်းစားပါ။]

သမ္မုခါဝိနယာဒိ၊ သမ္မုခါဝိနယ အာရုံသော။ သတ္တဝိဇော၊ ခုနစ်ပါး အပြား ရှိသော။ သမထော၊ သည်။ အဓိကရဏသမထောနာမ၊ မည်၏။ ဟိ၊ မှန်၏။ (တနည်း) ဟိ (ယသ္မာ)။ တံ၊ ထို သမ္မုခါဝိနယ အာရုံသော သမထသို့။

လှ။ ထို့ကြောင့် “ဣတိ၊ ဤကားအနက်” ဟု ပေးလိုက်သည်။ ပသာရိယတိနေရာ ဝယ် “ဟရိယတိ” ဟုလည်း မူကွဲရှိ၏။ ရှေးနိဿယ၌ “ဝိသုဒ္ဓိဟဋ္ဌနာမ၊ ဖောက်ပြန် သည်ဖြစ်၍ ရှေးရှေး ပျံလွင့်သည်မည်သည်” စသည်ဖြင့် ကတ္တားဟော အနက်ပေးလေသည်။

အာဂမ္မါ၍။ တာနိတာနိ အဓိကရဏာနိ၊ ထိုထိုအဓိကရုဏ်းတို့သည်။ သမ္မန္တိ၊
 ငြိမ်းအေးကုန်၏။ ဝူပသမ္မန္တိ၊ အထူးသဖြင့် ငြိမ်းအေးကုန်၏။ တသ္မာ၊ ကြောင့်။
 ဝါ၊ ထိုသို့ အဓိကရုဏ်းတို့၏ ငြိမ်းအေးကြောင်း၏ အဖြစ်ကြောင့်။ သော၊ ထို
 သမ္မုခါဝိနယ အစရှိသော သမထကို၊ အဓိကရဏ သမထောတံ၊ ဟူ၍။ (အဓိက
 ရုဏ်း၏ ငြိမ်းအေးကြောင်းဟူ၍။) ဝုစ္စတံ။ ပန၊ ကား။ ယသ္မာ။ သဗ္ဗေ၊ ကုန်
 သော။ သင်္ခါရာ၊ တို့သည်။ နိဗ္ဗာနံ၊ သို့။ အာဂမ္မါ ၍။ သမ္မန္တိ၊ ငြိမ်းအေးကုန်
 ၏။ ဝူပသမ္မန္တိ၊ အထူးသဖြင့် ငြိမ်းအေးကုန်၏။ တသ္မာ၊ ကြောင့်။ ဝါ၊ ထို
 သို့ အလုံးစုံသော သင်္ခါရတို့၏ ငြိမ်းအေးကြောင်း၏ အဖြစ်ကြောင့်။ (အဓိက-
 ရဏသင်္ခါရလည်း ရနိုင်၏။ “ငြိမ်းအေးရာ၏အဖြစ်ကြောင့်”ဟုပေး။) တံ၊ ထို
 နိဗ္ဗာန်ကို၊ သဗ္ဗသင်္ခါရ သမထောတံ၊ သဗ္ဗသင်္ခါရသမထ ဟူ၍။ ဝါ၊ အလုံးစုံ
 သော သင်္ခါရတို့၏ ငြိမ်းအေးကြောင်းဟူ၍။ ဝုစ္စတံ၊ ၏။ ဣမသ္မိ အတ္ထေ၊ ဤ
 သမထော ဟူသော ပုဒ်၏ အနက်၌။ စိတ္တသမထော၊ စိတ္တသမထကို။ အဓိပ္ပေ-
 တော၊ အလိုရှိအပ်၏။

(ယံ ဓမ္မဇာတံ။) သမာဓိလက္ခဏေ၊ သမာဓိ၏လက္ခဏာ၌။ ဣန္ဒြိယံ၊ မိမိအစိုး
 ရသည်၏အဖြစ်ကို။ (သမ္ပယုတ္တဓမ္မေဟိ၊ တို့သည်။ ဝါ၊ တို့ကို။) ကာရေတံ၊
 ပြုစေတတ်၏။ ဣတိ (တံ ဓမ္မဇာတံ။) သမာဓိန္ဒြိယံ၊ မည်၏။ (ယံ ဓမ္မဇာတံ။) ဥဒ္ဓ-
 စေ၊ ဥဒ္ဓစ္စကြောင့်။ န ကမ္မတံ၊ မတုန်လှုပ်တတ်။ ဣတိ (တံ ဓမ္မဇာတံ။) သမာဓိ
 ဗလံ၊ မည်၏။ [ဗလ၏အကမ္မနအနက်ကို ဖွင့်သည်။] သမ္မာ သမာဓိတံ၊ ကား။
 ယာထာဝ သမာဓိ၊ မဖောက်မပြန် ဟုတ်မှန်သော သမာဓိသည်။ နိယျာနိက
 သမာဓိ၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော သမာဓိသည်။ ကုသလသမာဓိ၊
 ကုသိုလ်ဖြစ်သော သမာဓိသည်။ (ဟောတံ။) [သမ္မာ၏အနက်ကို ယာထာဝ၊
 နိယျာနိက၊ ကုသလဟု အဓိပ္ပာယ်ဖွင့်သည်။ သဒ္ဓတ္ထမ္မာ “ကောင်းသော”ဟု ပင်
 ဖြစ်သည်။ သမ္မာသင်္ကပ္ပပုဒ်အဖွင့်ကို ပြန်ကြည့်ပါ။]

သဒ္ဓိန္ဒြိယနိဒ္ဒေသေ၊ ၌။ ဗုဒ္ဓာဒိဂုဏာနံ၊ ဘုရားအစရှိသော ရတနာ ၃-ပါး
 ၏ ဂုဏ်တော်တို့ကို။ သဒ္ဓဟနဝ သေန၊ ယုံကြည်ခြင်း၏ အစွမ်းဖြင့်။ သဒ္ဓာ၊ သဒ္ဓာ
 မည်၏။ ဝါ၊ တနည်း။ ဗုဒ္ဓာဒိနိ၊ ဘုရား အစရှိကုန်သော။ ရတနာနိ၊ ရတနာ
 တို့ကို။ သဒ္ဓဟဘိ၊ ယုံကြည်ဘက်၏။ ပတိယယဘိ၊ စွဲ၍ဖြစ်ဘက်၏။ ဣတံ။

၁။ ပတိယယတိ။ ။ စာအုပ်များ၌ “ပက္ခိယာယတိ” ဟုတွေ့ရ၏။ “အပရပစ္စယော”
 ငှက်၌ ပစ္စယောသည် ယုံကြည်ခြင်းအနက်ကို ဘော၏။ ပုဒ်ရင်းမှာ ပတိပုဗ္ဗ ဣဓာတ်၊ အ-
 ပစ္စည်းတည်း။ ဤ၌လည်း “ပတိ+အယတိ” ဟု ဖြစ်သောအခါ (ယ) လာ၍ “ပတိယ-
 ယတိ” ဟု ဣဓာတ်ဖြင့်သာ ပါဌ်မှန်ဖြစ်သင့်၏။ ပတိယယဘိ၊ စွဲ၍ဖြစ်၏။ (သဒ္ဓတ္ထ။)
 ယုံကြည်၏။ (အဓိပ္ပာယ်တ္ထ။) [ပရံ န ပ စွတိ ပရသ သဒ္ဓာယ ဧတ္ထ န ပဝတ္တတိ။-

သဒ္ဓါ၊ မည်၏။ [ဤသို့ သဒ္ဓါဟာကို ပတိယယတိဟု ဖွင့်ခြင်းမှလည်း သဒ္ဓါဟာကို ခု ခုပုဗ္ဗ ဓာ-ဓာတ်ဖြစ်၍ “ကောင်းစွာထားတတ်၏၊ စေ့စပ်တတ်၏” စသော အနက်တို့ကို ယူမည်စိုးသောကြောင့်တည်း။]

သဒ္ဓါဟာနာတိ၊ ကား။ သဒ္ဓါဟာနာကာရော၊ ယုံကြည်ခြင်းဟူသော အခြင်း အရာတည်း။ ဗုဒ္ဓာဒိနံ၊ ဘုရား အစရှိသောရတနာတို့၏။ ဂုဏေ၊ ဂုဏ်တို့သို့။ သြဂါဟာတိ၊ သက်ဝင်တတ်၏။ ဘိဒ္ဓိတွာ၊ ခဲ့၍။ (အနုပဝိသတိ) ဝိယ၊ အစဉ် အတိုင်း သက်ဝင်သကဲ့သို့။ အနုပဝိသတိ၊ အစဉ်အတိုင်း သက်ဝင်တတ်၏။ ဣတိ။ သြကပ္ပနာ၊ မည်၏။ တောယ၊ ဤ သဒ္ဓါဖြင့်။ သတ္တာ၊ သတ္တဝါတို့သည်။ ဗုဒ္ဓာဒိနံ၊ ဘုရားအစရှိသော ရတနာတို့၏။ ဂုဏေသု၊ ဂုဏ်တော်တို့၌။ အတိဝိယ၊ အလွန်အကဲသာလျှင်။ [အဘိ၏အဖွင့်တည်း။] ပသီဒန္တိ၊ ကြည်ညိုကြကုန်၏။ (ဣတိ။ သော၊ ထို သဒ္ဓါတရားသည်။ အဘိပုသာဒေါ။) ဝါ၊ တနည်း။ သယံ၊ မိမိဟူသော သဒ္ဓါကိုယ်တိုင်။ အဘိပုသီဒတိ၊ အလွန်ကြည်လင်တတ်၏။ ဣတိ။ (သော၊ ထို သဒ္ဓါတရားသည်။) အဘိပုသာဒေါ၊ မည်၏။ [မဏ္ဍိတုဿုကေသု တတိယာ-နှင့်အညီ ကြည်လင်ခြင်းအနက်ဟော ပုဒ်က သတ္တမုတ္တင်၍ “ဂုဏေသု” ဟု အာဓာရဖြင့် ထားသည်။]

ဣဒါနိ၊ ၌။ ယသ္မာ၊ ကြောင့်။ သဒ္ဓိန္ဒြိယာဒိနံ၊ ကုန်သော။ သမာသပဒါနံ၊ သမာသပုဒ်တို့၏။ ဝသေန၊ ဖြင့်။ အညသ္မိံ၊ သော။ ပရိယာယေ၊ အကြောင်းကို။ [“အညသ္မိံ ကာရဏေ”-ဋီကာ။] အာရဒ္ဓေ၊ အားထုတ်အပ်သော်။ အာဒိပဒံ၊ အစဖြစ်သောပုဒ်ကို။ [ယာ သဒ္ဓါ၊ သဒ္ဓါဟာနာ-စသည်ဖြင့် ဆိုခဲ့ရာဝယ် အစဖြစ်သော သဒ္ဓါ-ပုဒ်ကို။] ဂဟေတွာဝ၊ ယူ၍သာလျှင်။ ပဒဘာဇနံ၊ ပဒဘာဇနီကို။ ကရိယတိ၊ ပြုအပ်၏။ အယံ၊ ဤသို့ ပြုခြင်းသည်။ အဘိဓမ္မေ၊ ၌။ ဓမ္မတာ၊ သဘောတံထွာ ဓမ္မတာတည်း။ (ထိုးစံတည်း။) တသ္မာ၊ ကြောင့်။ ပုန၊ တဖန်။ သဒ္ဓါတိ၊ ဟူ၍။ ဝုတ္တံ၊ ဝါ၊ တနည်း။ ဣတ္ထိယာ၊ မိန်းမ၏။ ဣန္ဒြိယံ၊ ဣန္ဒြေသည်။ ဣတ္ထိန္ဒြိယံ၊ ဣတ္ထိန္ဒြိယမည်သည်။ (ဟောတိ) ယထာ၊ ကဲ့သို့။ တထာ၊ တူ။ ဣဒံ၊ သဒ္ဓိန္ဒြိယပုဒ်သည်။ န၊ မဟုတ်။ [“သဒ္ဓါယ ဣန္ဒြိယံ သဒ္ဓိန္ဒြိယံ” ဟု

မဟာဝါ၊ ဓမ္မစက္ကံသုတ်ဖွင့် တေဒသကဏ်၊... ဤ၌ “န ပဝတ္တတိ” သည် ဣဓာတ်၏ အနက်ပြတည်း။]

၁။ သြကပ္ပနာ။ ။ အဝပုဗ္ဗ ကပ္ပဓာတ်ကို သြဂါဟာတိဟု အနက်ဖွင့်သည်။ ဓာတူနံ အနာတ္တတာ ပင်တည်း။ ထို သြဂါဟာကို ဂါဟု-ဝိလောဠနေ ဓာတ်နက်အရ ဓမ္မဇောန် ချောက်ချားခြင်းအနက်ကို ယူမည်စိုး၍ “ဘိဒ္ဓိတွာ ဝိယ အနုပဝိသတိ” ဟု ထပ်ဖွင့်သည်။ “ဒတနာ ၃-ပါးတို့၏ ဂုဏ်တော်တွင်းသို့ ခွဲ၍ဝင်သွားသကဲ့သို့ သက်ဝင်ယုံကြည်တတ်သော သဒ္ဓါ” ဟုလို။]

ဆဋ္ဌိတပုရိသ်သမာသ် ပြုရမည်မဟုတ်။] ပန၊ အဟုတ်ကား။ ဣဒံ၊ ဤသဒ္ဓိန္ဒြိယံ ပုဒ်သည်။ သဒ္ဓာဝ၊ သဒ္ဓာသည်ပင်။ ဣန္ဒြိယံ၊ ဣန္ဒြေတည်း။ သဒ္ဓိန္ဒြိယံ၊ သဒ္ဓာဣန္ဒြေ။ ဣတိ ဝေ၊ ဤသို့။ သမာနာဓိကရဏဘာဝဉာပနတ္ထမ္ပိ၊ တူသော တည်ရာအနက်ရှိသည်၏ အဖြစ်ကို သိစေခြင်းအကျိုးငှာလည်း။ ပန၊ တဖန်။ သဒ္ဓာတိ၊ ဟူ၍။ ဝုတ္တံ၊ ပြီ။ ဝေ၊ ဤသို့။ သဗ္ဗပဒနိဒ္ဒေသေသု၊ အလုံးစုံသော ပုဒ်တို့၏ နိဒ္ဒေသတို့၌။ အာဒိပဒဿ၊ အစပုဒ်ကို။ ပန၊ တဖန်။ ဝစနေ၊ ဟော တော်မူခြင်း၌။ ပယောဇနံ၊ အကျိုးကို။ ဝေဒိတဗ္ဗံ၊ ၏။ အဓိမောက္ခလက္ခဏေ၊ ယုံကြည်သော အားဖြင့် ဆုံးဖြတ်ခြင်းလက္ခဏာ၌။ ဣန္ဒြိယံ၊ ကို။ (သမ္ပယုတ္တဓမ္မေဟံ၊ တို့ကို။) ကာရေတိ။ ဣတိ။ သဒ္ဓိန္ဒြိယံ၊ မည်၏။ အသဒ္ဓိယေ၊ သဒ္ဓာမဂ္ဂိသု ၏ ဖြစ်ကြောင်းဖြစ်ရာ အကုသိုလ်စိတ္တပျာဒ်ကြောင့်။ န ကမ္မတိ၊ မတုန်လှုပ် တတ်။ ဣတိ။ သဒ္ဓာဗလံ၊ သဒ္ဓာဗိုလ်မည်၏။

ဝီရိယိန္ဒြိယနိဒ္ဒေသေ၊ ၌။ စေတသိကောတိ ဣဒံ၊ စေတသိကော ဟူသော ဤပုဒ်ကို။ ဝီရိယဿ၊ ၏။ နိယမတော၊ အမြဲအားဖြင့်။ စေတသိကဘာဝဒီပ- နတ္ထံ၊ စိတ်၌မို့သည်၏အဖြစ်ကို ပြခြင်းအကျိုးငှာ။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ ဟံ၊ ချဲ့။ ဣဒံဝီရိယံ၊ သည်။ (ကာယိကန္တိ ဝုစ္စမာနမ္ပိကာယိကံ နာမ နတ္ထိ-၌စပ်။) ယဒပိ ။ပ။ ဥဒ္ဒေသံ ဂစ္ဆတိတိ၊ ဟူ၍။ ဝေမာဒီသု၊ ဤသို့ အစရှိကုန်သော။ သုတ္တေသု၊ သုတ်တို့၌။ [မဟာဝဂ္ဂ-ဗောဇ္ဈင်္ဂသံယုတ်၊ သာကစ္ဆဝဂ်၊ ပရိယာယ-သုတ်။] စကံမ- နာဒီနိ၊ စကြံသွားခြင်း အစရှိသည်တို့ကို။ ကရောန္တဿ၊ ပြုသော ပုဂ္ဂိုလ်၏ (သန္တာန်၌)။ ဥပ္ပန္နတ္တာ၊ ဖြစ်သည်၏ အဖြစ်ကြောင့်။ ကာယိကန္တိ၊ ကာယိက ဟူ၍။ ဝုစ္စမာနမ္ပိ၊ ဟောတော်မူအပ် ပါသော်လည်း။ ကာယဝိညာဏံ ဝိယ၊ ကာယဝိညာဉ်သည်ကဲ့သို့။ ကာယိကံ နာမ၊ ကာယဒွါရ၌ ဖြစ်သည်မည်သည်။ နတ္ထိ၊ မရှိ။ [ကာယဒွါရ၌ဖြစ်သော ဝိညာဉ်သည် ကာယိကမည်၏။ ထို ကာယိ- က ဝိညာဉ်မျိုး ရှိသကဲ့သို့ ကာယိကဝီရိယ မရှိ-ဟူလို] ပန၊ အနွယ ကား။ တေ၊ ဤ ဝီရိယသည်။ စေတသိကမေဝ၊ စိတ်၌ မှီသည်သာလျှင်တည်း။ ဣတိ၊ ဤ အနက်ကို။ ဒဿေတံ၊ ငှာ။ စေတသိကောတိ၊ ဟူ၍။ ဝုတ္တံ၊ ပြီ။ [ဘိက္ခဝေ၊ ဘိက္ခုတို့။ ကာယိကံ၊ ကာယဒွါရ၌ဖြစ်သော။ ယဒပိ ဝီရိယံ၊ အကြင် ဝီရိယ သည်လည်း။ အတ္ထိ၊ ၏။ တဒပိ၊ ထို ကာယိက ဝီရိယသည်လည်း။ ဝီရိယ သဗ္ဗောဇ္ဈင်္ဂါ၊ ဝီရိယ သဗ္ဗောဇ္ဈင် မည်၏။ စေတသိကံ၊ စိတ်၌မှီသော။ ယဒပိ ဝီရိယံ၊ အကြင် ဝီရိယ သည်လည်း။ (အတ္ထိ။) တဒပိ၊ ထို စေတသိကဝီရိယ သည်လည်း။ ဝီရိယသဗ္ဗောဇ္ဈင်္ဂါ၊ ဝီရိယသဗ္ဗောဇ္ဈင်မည်၏။ ဣတိ ဟိ၊ ဤ သို့လျှင်။ ဣဒံ၊ ဤ ဝီရိယသည်။ ဥဒ္ဒေသံ၊ သရုပ်အားဖြင့် ထုတ်ပြအပ်သည် ၏ အဖြစ်သို့။ ဂစ္ဆတိ၊ ရောက်၏။]

ဝီရိယာရမ္ဘောတိ၊ ကား။ ဝီရိယသင်္ခါတော၊ ဝီရိယ ဟု ဆိုအပ်သော။ အာရမ္ဘော၊ အားထုတ်ခြင်းသည်။ (ဟောတိ။) ဣမိနာ၊ ဤ ဝီရိယ-ဟူသော ဝိသသနဖြင့်။ သေသာရမ္ဘော၊ ဝီရိယမှ ကြွင်းသော အာရမ္ဘတို့ကို။ ပဋိက္ခိပတိ၊ ပယ်၏။ ဟိ၊ မှန်။ အယံ အာရမ္ဘသဒ္ဓေါ၊ ဤ အာရမ္ဘ-သဒ္ဓါသည်။ ကမ္မေ၊ ကံ လည်းကောင်း။ (ဣတိ-၌ စပ်။) အာပတ္တိယံ၊ အာပတ် လည်းကောင်း။ ကိရိယာယံ၊ ကိရိယာ လည်းကောင်း။ ဝီရိယေ၊ ဝီရိယ လည်းကောင်း။ ဟိံ သာ-ယံ၊ ညည်းဆဲခြင်းလည်းကောင်း။ ဝိကောပနေ၊ ဖျက်ဆီးခြင်း လည်းကောင်း။ ဣတိ၊ သို့။ အနေကေသု၊ ကုန်သော။ အတ္ထေသု၊ တို့၌။ အာဂတော၊ လာ ပြီ။ ဟိ၊ ချဲ့။ ယံကိဉ္စ၊ အမှတ်မရှိ တစုံတခုသော။ ဒုက္ခံ၊ ဒုက္ခကို။ သမ္ဘောတိ၊ ခံစားရ၏။ သဗ္ဗံ၊ အလုံးစုံသော။ တံ၊ ထို ဒုက္ခကို။ အာရမ္ဘပစ္စယာ၊ မိမိကိုယ် တိုင် အားထုတ်အပ်သော ကံဟူသော အကြောင်းကြောင့်။ သမ္ဘောတိ၊ ခံစား ရ၏။ အာရမ္ဘာနံ၊ မိမိကိုယ်တိုင် အားထုတ်အပ်ကုန်သော ကံတို့၏။ နိရောဓေန၊ ချုပ်ခြင်းကြောင့်။ ဒုက္ခဿ၊ ၏။ သမ္ဘဝေါ၊ ဖြစ်ခြင်းသည်။ နတ္ထိ၊ မရှိ။ ဣတိ ဣတ္ထ၊ ဤ ပါဠိရပ်၌။ ကမ္မံ၊ ကံသည်။ အာရမ္ဘောတိ၊ အာရမ္ဘဟူ၍။ အာဂတံ၊ လာပြီ။ [ခဒ္ဒကနိကာယ်-သုတ္တနိပါတ်၊ မဟာဝဂ်၊ ဒုယတာနုပဿနာ-သုတ်။ “အာရမ္မိယတေ၊ အားထုတ်အပ်၏။ ဣတိ-အာရမ္ဘော” ဟု ပြု။]

အာရမ္ဘတိ စ၊ အာပတ်သို့လည်း ရောက်၏။ ဝိပုဋ္ဌိသာရီ စ၊ နှလုံးမသာယာ ခြင်း ရှိသည်လည်း။ ဟောတိ၊ ၏။ ဣတိ ဣတ္ထ၊ ၌။ အာပတ္တိ၊ သည်။ အာရ-မ္ဘောတိ၊ ဟူ၍။ အာဂတော၊ ပြီ။ [စတုက္ကအင်္ဂုတ္တိရ်-ပဌမပဏ်၊ စက္ကဝဂ်၊ ဥဇ္ဇယ-သုတ်။] မဟာရမ္ဘာ၊ များစွာအားထုတ်အပ်သော ကိရိယာရှိကုန်သော။ ဝါ၊ များစွာအားထုတ်အပ်သော ကိစ္စရှိကုန်သော။ တေ မဟာယညာ၊ ထို ကြီးစွာ သော ယဇ်တို့သည်။ မဟပုလော၊ များသော အကျိုးရှိကုန်သည်။ န ဟောန္တိ၊ ကုန်။ ဣတိ ဣတ္ထ၊ ၌။ ယညဿာပနာဒိကိရိယာ၊ ယဇ်တိုင်ထူခြင်း အစရှိသော အမှုအရာသည်။ ဝါ၊ ယဇ်တိုင်ထူခြင်း အစရှိသော ကိစ္စသည်။ (အာရမ္ဘောတိ၊ ဟူ၍။ အာဂတော။) [ပဉ္စကအင်္ဂုတ္တိရ်-တတိယပဏ်၊ တိကဏ္ဍကီဝဂ်၊ အာရမ္ဘ-တိသုတ်။] ဗုဒ္ဓသာသနေ၊ မြတ်စွာဘုရား သာသနာတော်၌။ အာရမ္ဘထ၊ အစ စွာ အားထုတ်ကြကုန်လော့။ နိက္ကမထ၊ ကောသဇ္ဇမှ ထွက်မြောက်ကြကုန် လော့။ ယုဉ္ဇထ၊ ပြီးစီးအောင် အားထုတ်ကြကုန်လော့။ [စ၍ အားထုတ်ပြီး နောက် ကောသဇ္ဇဖြစ်၍ ပျင်းရိနေတတ်၏။ ထိုကဲ့သို့ မပျင်းရိအောင် အားထုတ် ကြ-ဟူလို။] ဣတိ ဣတ္ထ၊ ၌။ ဝီရိယံ၊ သည်။ (အာရမ္ဘောတိ အာဂတံ။) [သဂါထာဝဂ္ဂ-ဗြဟ္မသံယုတ်၊ ဒုတိယဝဂ်၊ အာရုဏဝတိသုတ်။] သမဏံ ဂေါ-တမံ၊ ကို။ ဥဒ္ဓိဿ၊ ရည်စူး၍။ ပါဏံ၊ သတ္တဝါကို။ အာရမ္မန္တိ၊ သတ်ဖြတ်

ကြကုန်၏။ ဣတိ ဧတ္ထိဒ္ဓံ။ ဟိံ သာ၊ ဟိံ သာသည်။ အာရမ္မောတိ အာဂတာ။) [မဇ္ဈိမပဏ်၊ ဂဟပတိဝဂ်၊ ဇီဝကသုတ်။]

ဗီဇဂါမ ဘူတဂါမ သမာရမ္ဘာ၊ ဗီဇဂါမ် ဘူတဂါမ်တို့ကို ဖျက်ဆီးခြင်းမှ။ ပဋိဝိရတော၊ ရှောင်ကြဉ်သည်။ ဟောတိ၊ ၏။ ဣတိ ဧတ္ထိ ဒ္ဓံ။ ဆေဒန ဘဉ္ဇနာဒိကံ၊ ဖြတ်ခြင်း ခွဲခြင်းအစရှိသော။ ဝိကောပနံ၊ ဖျက်ဆီးခြင်းသည်။ (အာရမ္မောတိ အာဂတံ။) [သီလက္ခန္ဓာ၊ ဗြဟ္မာဇာလသုတ်-စူဠသီလအခန်း။] ပန၊ အတ္ထုဒ္ဓါရ သာမညမှတစ်ပါး အတ္ထုဒ္ဓေသ ဝိသေသကို ဆိုဦးအံ့။ ဣ၊ ဤ ဝီရိယိန္ဒြိယနိဒ္ဒေသဉ္စ။ ဝီရိယမေဝ၊ ဝီရိယကိုသာ။ အာရမ္မောတိ၊ အာရမ္မဟူ၍။ အဓိပေတံ၊ အလိုရှိအပ်၏။ တေန၊ ကြောင့်။ ဝီရိယာရမ္မောတိ ဝီရိယ-သင်္ခါတော အာရမ္မောတိ၊ ဟူ၍။ အာဟ၊ မိန့်ဆိုပြီ။ ဟိ၊ မှန်၏။ ဝီရိယံ၊ ကို။ အာရမ္မနကဝသေန၊ အားထုတ်ခြင်း၏ အစွမ်းဖြင့်။ အာရမ္မောတိ၊ ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ဣဒံ၊ ဤ ဝီရိယာရမ္မော ဟူသော ပုဒ်သည်။ အဿ၊ ထို ဝီရိယ၏။ သဘာဝပဒံ၊ သဘောကိုသာပြသော ပုဒ်တည်း။

ကောသဇ္ဇတော၊ ပျင်းရိသူ၏အဖြစ်မှ။ နိက္ခမနဝသေန၊ ထွက်မြောက်ခြင်း ၏ အစွမ်းဖြင့်။ နိက္ခမော၊ နိက္ခမမည်၏။ [“နိက္ခမနံ နိက္ခမော” ဟု ပြု၊ “နိက္ခ-မတိ ဧတေနာတိ နိက္ခမော” ဟုလည်း ပြုနိုင်သည်။ ကောသဇ္ဇမှ ထွက်မြောက် ကြောင်း ဝီရိယ-ဟူလို။] ပရံပရံ၊ အဆင့်ဆင့် မြင့်သော။ ဌာနံ၊ အရာသို့။ အက္ခမနဝသေန (အာ + ကမနဝသေန)၊ ရှေးရှုရောက်ခြင်း၏ အစွမ်းဖြင့်။ ပရက္ကမော၊ မည်၏။ [“ပရံ + အက္ကမော” ဟု ဖြတ်၊ ပရံ၊ အဆင့်ဆင့်မြင့်ရာသို့။ အက္ကမော၊ ရှေးရှုရောက်ခြင်း။ ဝါ၊ ရှေးရှုရောက်ကြောင်း ဝီရိယ။] ဥဂ္ဂန္ဓာ၊ အထက်သို့တက်၍။ ဝါ၊ တိုးတက်၍။ ယမနဝသေန၊ အားထုတ်ခြင်း၏ အစွမ်း ဖြင့်။ ဥယျာမော၊ ဥယျာမ- မည်၏။ [ဥ-ကို “ဥဂ္ဂန္ဓာ” ဟု ဖွင့်၏။ ဥပဂန္ဓာ ဟု ရှိသည်ကားမကောင်း။ ယမုဓာတ်-ယုပစ္စည်းဖြင့် “ယမန” ဟု ရှိ၏။ ယာမန ဟုရှိလျှင် ပါဠိပျက်တည်း။] ဗျာယမနဝသေန (ဝိ + အာယမနဝသေန)၊ ထူးကဲ စွာ အားထုတ်ခြင်း၏ အစွမ်းဖြင့်။ ဝါယာမော၊ မည်၏။ [ဝိ + အာ + ယမုဓာတ် က-ပစ္စည်း။]

ဥဿဟနဝသေန၊ အားထုတ်ခြင်း၏ အစွမ်းဖြင့်။ ဥဿဟော၊ မည်၏။ အဓိမတ္တုဿဟနဝသေန၊ လွန်ကဲသော အတိုင်းအရှည်ရှိသော အားထုတ်

၁။ ဥဿဟော။ ။ဥပုဗ္ဗ သဟဓာတ်သည် အားထုတ်ခြင်း အနက်ဟောဟု ဝတ်ကျမ်း၌ဆို၏။ ဥဥပသာရ၏ လာဘအနက်နှင့် သဟဓာတ်၏ သည်းခံခြင်းအနက် ကိုယူ၍ ဥ (ဒုက္ခလာဘော)၊ ဆင်းရဲလတ်သော်။ သဟတီတိ ဥဿဟော” ဟုလည်း ပြုကြ၏။ ယု ပစ္စည်းဖြင့် ဥဿဟန၊ က-ပစ္စည်းဖြင့် “ဥဿဟ” ဟု ဖြစ်၏။

ခြင်း၏ အစွမ်းဖြင့်။ ဝါ၊ အတိုင်းထက်အလွန် အားထုတ်ခြင်း၏ အစွမ်းဖြင့်။ ဥဿောဠီ၊ ဥဿောဠီ မည်၏။ ထိရဘာဝဋ္ဌေန၊ ခိုင်မြဲသည်၏ အဖြစ်ဟူသော အနက်ကြောင့်။ ထာမော၊ ထာမမည်၏။ (“ထာတံ တိဋ္ဌတိတံ၊ မြဲစွာတည် တတ်သည် အဖြစ်ကြောင့်။ ထာမော” ဟုပင် ပြုပါ။) စိတ္တစေတသိကာနံ၊ တို့ကို ဓာရဏဝသေန၊ မလျော့ရအောင် ဆောင်ထားခြင်း၏ အစွမ်းဖြင့်။ ဓာရေတိ၊ ဆောင်ထားတတ်၏။ ဣတိ၊ ဓိတိ၊ မည်၏။ (ဓာဓာတ်-တိပစ္စည်း၊ ဓာ၏ အကို ဣပြု။) ဝါ၊ တနည်း။ အဝိစ္စေဒတော၊ အဆက်မပြတ်သော အား ဖြင့်။ ပဝတ္တနဝသေန၊ ဖြစ်ခြင်း၏ အစွမ်းဖြင့်။ ကုသလသန္တာနံ၊ ကုသိုလ် အစဉ်ကို။ ဓာရေတိ၊ ဆောင်တတ်၏။ ဣတိ၊ ဓိတိ၊ မည်၏။

အပရော နယော၊ အခြားတနည်းကား။ ဧသော၊ ဤ ဝီရိယသည်။ ကာမာနံ၊ ကာမတို့ကို။ ပန္နဒနာယ၊ ပယ်ခြင်းငှာ။ [ယောဇနာ၌ ပန္နဒနာယကို တတိယာ ဝိသေသန ဟု ဆို၏။ သို့သော် နဒါဒိဟိသုတ်၌ ပန္နဒနံ ဟု နပုလ္လင်ရှိသော ကြောင့် ပန္နဒနာယသည် တတိယာဝိဘတ်၏ ကာရိယ မဖြစ်နိုင်၊ သဝိဘတ်၏ ကာရိယသာဖြစ်သင့်သည်။ ဗန္ဓနစ္ဆေဒါယ ဩဃနိတ္ထရဏာယ တို့၌လည်း နည်းတူ။] နိက္ကမော စ၊ ကာမမှ ထွက်မြောက်တတ်သောတရားလည်း ဟုတ်၏။ ဧသော၊ ဤ ဝီရိယသည်။ ဗန္ဓနစ္ဆေဒါယ၊ ကိလေသာအနှောင်အဖွဲ့ကို ဖြတ် ခြင်းငှာ။ ပရက္ကမော စ၊ အဆင့်ဆင့်မြင့်သောအရာသို့ ရောက်ကြောင်းတရား လည်း ဟုတ်၏။ ဧသော၊ သည်။ ဩဃနိတ္ထရဏာယ၊ ဩဃမှ ထွက်မြောက် ခြင်းငှာ။ ဥယျာမော စ၊ တိုးတက်၍ အားထုတ်ကြောင်းတရားလည်း ဟုတ် ၏။ ဧသော၊ သည်။ ပါရံ၊ နိဗ္ဗာန်တည်းဟူသော ဟိုဘက်ကမ်းသို့။ ဝါ၊ အပြီးအဆုံးသို့။ ဂမနဋ္ဌေန၊ ရောက်ကြောင်း၏ အဖြစ်ဟူသော အနက်ကြောင့်။ ဝါယာမော စ၊ အထူးသဖြင့် အားထုတ်ကြောင်းတရားလည်း ဟုတ်၏။ ဧသော၊ သည်။ ပုဗ္ဗင်္ဂမဋ္ဌေန၊ ရှေးသွား၏ အဖြစ်ဟူသော အနက်ကြောင့်။ ဥဿာဟော စ၊ ဒုက္ခ ရလတ်သော် သည်းခံကြောင်းတရားလည်း ဟုတ်၏။ ဧသော၊ သည်။ အဓိမတ္တဋ္ဌေန၊ လွန်ကဲသော အတိုင်းအရှည်ရှိသည်၏ အဖြစ် ဟူသော အနက်ကြောင့်။ ဝါ၊ အတိုင်းထက်အလွန် အားထုတ်တတ်သည်၏

၁။ ဥဿောဠီ။ ။ ဥပုဗ္ဗ သဟဓာတ် တ-ပစ္စည်း။ ဟန္တေဟိ ဟော၊ ဟဿ ဋ္ဌော ဝါ အဒဟနံဟာနံ-သုတ်ဖြင့် တ-ပစ္စည်းကို ဟ-ပြု၊ သဟဓာတ်၏ ဟ-ကို ဋ္ဌ-ပြု၊ သုတ်ကြီးဖြင့် သ-၏ (အ) ကို ဩပြု၊ ဥနောက် ဒွေဘော်လာ “ဥဿောဠီ” ဟု ပြီးပြီးနောက် နဒါဒိ ဤပစ္စည်းသက်၍ “ဥဿောဠီ” ဟု ဖြစ်၏။ သာမန် ဥဿာ- ဟထက် လွန်သောဝီရိယတည်း။ [ရှေးနိဿယ၌ကား “ဥ (ပဗ္ဇံ) ဒုက္ခရကမ္မံ သဟဓာ် ယာယာတိ ဥဿောဠီ” ဟု ပြု၍ သဟဓာတ်ကို သောဠ ပြုလေ၏။]

အဖြစ်ဟူသော အနက်ကြောင့်။ ဥသောဠိ စ၊ အလွန်အကဲ အားထုတ်ကြောင်း တရားလည်း ဟုတ်၏။ ဧသော၊ သည်။ ပလိသုဂ္ဂါဋ္ဌနတယ၊ အဝိဇ္ဇာ တည်းဟူသော တံခါးကျည်မင်းတုပ်ကို ခွါလှစ်တတ်သည်၏ အဖြစ်ကြောင့်။ ထာမော စ၊ အားအစွမ်းလည်း ဟုတ်၏။ ဧသော၊ သည်။ အဝဠိတိ ကာရိ- တာယ၊ သက်ဝင်၍တည်ခြင်းကို ပြုတတ်သည်၏ အဖြစ်ကြောင့်။ ဓိတိ စ၊ ခိုင်မြဲစွာ တည်တတ်သောတရားလည်း ဟုတ်၏။ ဣတိ၊ ကား။ (အပရော နယော၊ တည်း။)

ကာမံ။ ပ။ အဝသိဿတူတိ၊ ၍။ ဧဝံ၊ သို့။ ပဝတ္တိကာလေ၊ ဖြစ်ရာအခါ၌။ အသိထိလ ပရက္ကမနဝသေန၊ မလျော့သဖြင့် အဆင့်ဆင့် မြင့်သောအရာသို့ ရောက်ခြင်း၏အစွမ်းဖြင့်၊ အသိထိလ ပရက္ကမတာ၊ မည်၏။ ထိရပရက္ကမော ဒဠပရက္ကမော၊ ခိုင်မြဲသော အဆင့်ဆင့် မြင့်သောအရာသို့ ရောက်ကြောင်း ဝီရိယတည်း။ ဣတိ အတ္ထော။ [ကာမံ၊ စင်စစ်။ တစော စ၊ အရေသည် လည်းကောင်း။ နှာရု စ၊ အကြောသည်လည်းကောင်း။ အဠိ စ၊ အရိုး သည်လည်းကောင်း။ အဝသိဿတု၊ ကြွင်းကျန်ပါစေတော့။ - [ဒုက အင်္ဂုတ္တိရံ၊ ပဌမပဏ်၊ ကမ္မကရဏဝဂ်-ဥပညာတသုတ်။]

ပန၊ ကား။ ယသ္မာ၊ ကြောင့်။ ဧတံ ဝီရိယံ၊ သည်။ ကုသလကမ္မကရဏ ဌာနေ၊ ကုသိုလ်ကံကို ပြုရာဌာန၌။ ဆန္ဒံ၊ အလိုဆန္ဒကို။ န နိက္ခိပတိ၊ မလျော့ ချတတ်။ ဓုရံ၊ တာဝန်ဖြစ်သော ကုသိုလ်ကို။ ဝါ၊ ဝန်ခံအပ်သော ပဋိ- ညာဉ်ကို။ န နိက္ခိပတိ၊ မလျော့ချတတ်။ န သြတာရေတိ၊ အောက်သို့ မချတတ်။ န ဝိဿဇေတိ၊ မစွန့်တတ်။ အနောသက္ကိတမာနသတံ၊ မဆုတ် နှစ်သောစိတ်ရှိသူ၏ အဖြစ်ကို။ အာဝဟတိ၊ ဆောင်တတ်၏။ တဿ၊ ကြောင့်။ အနိက္ခိတ္တဆန္ဒတာ အနိက္ခိတ္တဓုရတာတိ၊ ဟူ၍။ ဝုတ္တံ၊ ဟောတော် မူအပ်ပြီ။ [အနိက္ခိတ္တဆန္ဒတာ၊ မချအပ်သော ကုသိုလ်ဆန္ဒရှိသူ၏ အဖြစ်။ အနိက္ခိတ္တဓုရတာ၊ မချအပ်သော တာဝန်ရှိသူ၏ အဖြစ်။]

၁။ ဓုရံ။ ။ သက္ကတ၌ ဓုရိဗေတံ၊ ကွပ်ပစ္စည်း၊ ဟိံသာ-အနက်ဟောဟု ဆို၏။ ပါဠိ၌ကား ဓုဗ္ဗိဗေတံ၊ အ-ပစ္စည်းဟု ကြံပါ။ “ဓုဗ္ဗတိ၊ မိမိကိန်းရာ သက္ကဝါကို ညှဉ်းဆဲ တတ်၏။ ဣတိ ဓုရံ” ဟု ပြု၊ ဗွကို သုတ်ကြီးဖြင့် ရ-ပြု။ တာဝန်ဟူသည် ကိုယ်ဖြင့်ဖြစ် စေ စိတ်ဖြင့်ဖြစ်စေ ထမ်းဆောင်၍ နေရသောကြောင့် ထိုတာဝန်က တာဝန်ရှိသူကို နှိပ်စက်ရာ ရောက်သည်။ ဤနေရာ၌ “ကုသလကမ္မကရဏဌာနေ” ဟူသော ရှေ့စကား ကို ထောက်၍ ဓုရံ၏ အရကောက်ကို ကုသလံ ဟု ဖွင့်၍ ဓုရအားလုံးနှင့် ဆိုင်အောင် “ပဋိညံ” ဟု တနည်းဖွင့်သည်။ ထို ပဋိညာဟူသည် ဝန်ခံအပ်သော တာဝန်ပင်တည်း။

ပန၊ ကား။ တဇ္ဇာတိကေ၊ ထိုဝီရိယကို လျှော့ချထိုက်သော သဘော ရှိသော။ (ဝီရိယကို လျှော့ရတော့မလို့ ဖြစ်နေသော။) ဥဒက သမ္ဘိန္ဒဋ္ဌာနေ၊ ရေဖြင့် ရောအပ်သော ရှံညှန်အရပ်၌။ ဓုရဝုါဟဂေါဏံ၊ ဝန်ဆောင် နွား လားကို။ ဂဏှထ၊ ယူခဲ့ကြကုန်။ ဣတိ၊ သို့။ ဝဒန္တိ၊ ပြောတတ်ကြကုန်၏။ သော၊ ထို ဝန်ဆောင် နွားလားသည်။ ဇဏ္ဍုနာ၊ ဒူးပုဆွန်ဖြင့်။ ဘူမိံ၊ မြေကို။ ဥပ္ပိဋ္ဌိတံ၊ ဖိနှိပ်၍သော်မှလည်း။ ဝါ၊ ထောက်၍သော်မှလည်း။ ဓုရံ၊ ဝန်ကို။ ဝဟတိ ယထာ၊ ဆောင်သကဲ့သို့။ ဘူမိယံ၊ ၌။ ပတိတုံ၊ ကျခြင်းငှာ။ (ဝန်ကို မြေကြီးပေါ်၌ ကျခြင်းငှာ။) န ဒေတိ ယထာ၊ မပေးသကဲ့သို့။ ဝေမေဝ။ ဝီရိယံ၊ သည်။ ကုသလ ကမ္မကရဏဋ္ဌာနေ၊ ၌။ ဓုရံ၊ ကို။ ဥက္ခိပတိ၊ အထက်သို့ ချီမြောက်၏။ ပဂ္ဂဏှာတိ၊ ချီမြောက်၏။ တသ္မာ။ ဓုရသမ္ပဂ္ဂါဟောတိ၊ ဟူ၍။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ ပဂ္ဂဟလက္ခဏေ၊ သမ္ပယုတ်တရားတို့ကို ချီမြောက်ခြင်းလက္ခဏာ၌။ ဣန္ဒြိယံ၊ ကို။ (သမ္ပယုတ္တဒမ္မေဟိ) ကာရေတိ၊ ဣတိ။ ဝီရိယိန္ဒြိယံ၊ မည်၏။ ကောသဇ္ဇေကြောင့်။ န ကမ္ပတိ၊ ဣတိ။ ဝီရိယဗလံ၊ မည်၏။ ယာထာဝ နိယျာနိက ကုသလဝါယာမ တာယ၊ မဖောက်မပြန် ဟုတ်မှန်သော ဝါယာမ၊ ဝဋ်ဆင်းရဲမှ ထွက်မြောက် တတ်သော ဝါယာမ၊ ကုသိုလ်ဝါယာမ၏ အဖြစ်ကြောင့်။ သမ္မာဝါယာမော၊ မည်၏။

သတိန္ဒြိယံနိဒ္ဒေသေ၊ ၌။ သရဏကဝသေန၊ အမှတ်ရခြင်း၏ အစွမ်းဖြင့်။ ဝါ၊ အောက်မေ့ခြင်း၏ အစွမ်းဖြင့်။ သတိ၊ မည်၏။ ဣဒံ၊ ဤ သတိပုဒ်သည်။ သတိယာ၊ ၏။ သဘာဝပဒံ၊ တည်း။ ပုနပုနံ၊ အဖန်ဖန်။ သရဏတော၊ အမှတ်ရခြင်းကြောင့်။ ဝါ၊ အောက်မေ့ခြင်းကြောင့်။ အနုဿရဏကဝသေန၊ အဖန်ဖန် အမှတ်ရခြင်း၏ အစွမ်းဖြင့်။ အနုဿတိ၊ မည်၏။ (အနုသဒ္ဓါ ပုနပုနံ အနက်ဟော။) အဘိမုခံ၊ ရှေးရှု။ ဂန္ဓာ ဝိယ၊ သွားသကဲ့သို့။ သရဏတော၊ ကြောင့်။ ပတိဿရဏကဝသေန၊ ရှေးရှု အမှတ်ရခြင်း၏ အစွမ်း ဖြင့်။ ပတိဿတိ၊ ပတိဿတိ မည်၏။ (ပတိသဒ္ဓါသည် အဘိမုခ-အနက်ရှိ၏။) တနည်း-တေံ၊ ဤပတိဿတိ ပုဒ်သည်။ ဥပသဂ္ဂဝသေန၊ ပတိ ဥပသာရ၏ အစွမ်းဖြင့်။ ဝဇ္ဇိတမတ္တံ၊ တိုးပွားစေအပ်ကာမျှဖြစ်သော ပုဒ်တည်း။ [ပတိ အနက်မရှိ-ဟူလို။] သရဏာကာရော၊ အမှတ်ရခြင်းဟူသော အခြင်းအရာ သည်။ သရဏတာ၊ မည်၏။ ပန၊ ဆက်။ ယသ္မာ၊ ကြောင့်။ သရဏတာတိ၊ သရဏတာဟူသော အမည်သည်။ တိဏ္ဏံ၊ ဘုရားစသော အားဖြင့် သုံးပါး ကုန်သော။ သရဏာနမ္ပိ၊ သရဏတို့၏လည်း။ နာမံ၊ တည်း။ တသ္မာ၊ ကြောင့်။ တံ၊ ထို ဘုရားစသော ကိုးကွယ်ရာဟူသော အနက်ကို။ ပဋိသေဓေတုံ၊ တား

မြစ်ခြင်းငှာ။ ပုန၊ တဖန်။ သတိဂ္ဂဟဏံ၊ သတိသဒ္ဓါကို။ ကတံ၊ ပြီ။ ဟိ၊ မှန်။ သတိသင်္ခါတာ၊ သော။ သရဏတာ၊ အမှတ်ရခြင်းဟူသော အခြင်းအရာတည်း။ ဣတိ အယံ၊ ကား။ ဧတ္ထ၊ ဤ သတိသရဏတာ ဟူသော ပုဒ်၌။ အတ္ထော၊ တည်း။ သုတပရိယတ္တဿ၊ ကြားနာအပ် ကိုယ်တိုင် သင်ယူအပ်ပြီးသော အတတ်ကို။ ဓာရဏဘာဝတော၊ ဆောင်ရွက် မှတ်သားနိုင်သည်၏ အဖြစ်ကြောင့်။ ဓာရဏတာ၊ မည်၏။ [ယခုအခါ၌ စာတို့ကို မမေ့အောင် ဆောင်နိုင်ခြင်းကို ဉာဏ်ဟု ထင်မှတ်ကြ၏။ “မှတ်ဉာဏ်ကောင်းသည်”ဟုလည်း ချီးမွမ်းကြ၏။ သို့သော်-ထို မမေ့အောင် မှတ်နိုင်ခြင်းသည် ဉာဏ်မဟုတ်၊ ဤ သတိ၏ သဘောသာတည်း။] အနုပဝိသန သင်္ခါတေန၊ အာရုံ၌ အစဉ်အတိုင်း သက်ဝင်ခြင်းဟု ဆိုအပ်သော။ သြဂါဟနဋ္ဌေန၊ သက်ဝင်ခြင်းဟူသော အနက်အားဖြင့်။ အပိလာပနဘာဝေါ၊ အာရုံတို့၌ ပေါလောပေါလော မျောမသွားစေတတ်သည်၏ အဖြစ်သည်။ အပိလာပနတာ၊ မည်၏။

ဟိ၊ ဥပမာဆောင် ထင်အောင်ပြအံ့။ လာဗုကဗျာဟာဒီနိ၊ ဗူးတောင်းအစရှိသည်တို့သည်။ (အထဲ၌ အသားမရှိသော ဗူးသီးခွက် စသော အရာဝတ္ထုတို့သည်။) ဥဒကော၊ ရေပေါ်၌။ ပ္လဝန္တိ ယထာ၊ ပေါလော ပေါ်ကုန်သကဲ့သို့။ န အနုပဝိသန္တိ ယထာ၊ မသက်ဝင် မနစ်မြုပ်ကုန်သကဲ့သို့။ ဟထာ၊ ထို့အတူ။ အာရမ္မဏော၊ ၌။ သတိ၊ သတိသည်။ ပိလဝတိ၊ ပေါလောပေါ်သည်ကား။ န၊ မဟုတ်။ န အနုပဝိသတိ၊ အစဉ်အတိုင်း မသက်ဝင်သည်ကား။ န၊ ဟုတ်။ (ဝိသဒိဿပမာ။) ဟိ၊ မှန်။ သော၊ ဤ သတိသည်။

၁။ သတိသင်္ခါတာ။ပ။အတ္ထော။ ။ပါဠိတော်၌ “သတိ သရဏတာ”ဟု ရှိ၏။ သတိ-သဒ္ဓါသည် သရဏဘာဝကို အထူးပြုသော ဝိသေသနတည်း။ ထို ဝိသေသနဖြင့်၊ “ကိုးကွယ်ရာဖြစ်သော ရတနာ ၃-ပါးတို့၏ ဖြစ်ကြောင်းဖြစ်ရာ”ဟု အနက်ပေးမည်ကို တားမြစ်သည်။ “သတိ၊ သတိ ဂူသော။ သရဏတာ၊ အောက်မှေခြင်း အခြင်းအရာ”ဟု ပေးပါ-ဟူလို။ သရဏံ ယေဝ သရဏတာ၊ တာပစ္စည်း အနက်မရှိ။

၂။ ယထာဟိ။ပ။သတိ။ ။ရေပြင်ပေါ်၌ မူးခွက်သည် ပေါလော ပေါလော မျော၍နေသကဲ့သို့၊ မသက်ဝင် မနစ်မြုပ်သကဲ့သို့၊ ထို့အတူ အာရုံပေါ်၌ သတိသည် ပေါလော ပေါလော မျော၍နေ၊ သက်ဝင် နစ်မြုပ်၏။ အာရုံပေါ်၌ သမ္ပယုတ်တရားတို့၏ မမျောခြင်း၏ အကြောင်းသည် ဤ သတိပင် ဖြစ်၏။ ထို့ကြောင့် သတိကို “အပိလဝနတာ၊ သမ္ပယုတ်တရားတို့ ပေါလော ပေါလော မမျောခြင်း၏ ဖြစ်ကြောင်း ဖြစ်ရာ”ဟု ဆိုရသည်။ [ဤအလို “အပိလဝနတာ”ဟု ရှိလျှင် ကောင်းသည်။ သတိ၏ လက္ခဏာကို ပြရာ၌ကား “အပိလာပန”ပင်တည်း။]

အာရမ္မဏံ၊ သို့။ အနုပဝိသတိ၊ အစဉ်အတိုင်း သက်ဝင်တတ်၏။ တသ္မာ၊ ကြောင့်။ အပိလာပနတာတိ၊ ဟူ၍။ ဝုတ္တာ၊ ပြီ။ စိရကတ စိရဘာသိတာနံ၊ ကြာမြင့်စွာသောကာလ၌ ပြုအပ်ပြီးသောအမှု၊ ကြာမြင့်စွာသော ကာလ၌ ပြောဆိုအပ်ပြီးသော စကားတို့၏။ အသမ္ပုဿနဘာဝတော၊ မပျောက်ပျက်ကြောင်း၏ အဖြစ်ကြောင့်။ အသမ္ပုဿနတာ၊ မည်၏။ [“ဗုဒ္ဓ-နဿနေ” ဓာတ်ကျမ်း၊ “မေ့လျော့” ဟု မပေးနှင့်။]

၁။ ဥပဋ္ဌာနလက္ခဏေ၊ စိတ်၌ အာရုံ၏ ကပ်၍တည်ကြောင်း၏ အဖြစ်ဟူသော လက္ခဏာ၌လည်းကောင်း။ ဇောတနလက္ခဏေ စ၊ အာရုံကို ထွန်းပြကြောင်း၏ အဖြစ်ဟူသော လက္ခဏာ၌လည်းကောင်း။ ဣန္ဒြိယံ (သမ္ပယုတ္တဓမ္မဟိ) ကာရေတိ၊ ဣတိ ဣန္ဒြိယံ။ သတိသင်္ခါတံ၊ သော။ ဣန္ဒြိယံ၊ တည်း။ သတိန္ဒြိယံ၊ သတိဣန္ဒြေ။ ပမာဒေ၊ ကြောင့်။ ဝါ၊ မေ့လျော့ကြောင်း ဖြစ်သော အကုသိုလ်စိတ္တုပ္ပါဒ်ကြောင့်။ န ကမ္မတိ၊ ဣတိ။ သတိဗလံ၊ မည်၏။ ယာထာဝ သတိ၊ မဖောက်မပြန် ဟုတ်မှန်သော သတိတည်း။ နိယျာနိကသတိ၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သော သတိတည်း။ ကုသလာ၊ သော။ သတိ၊ တည်း။ ဣတိ။ သမ္မာသတိ၊ မည်၏။

ပညိန္ဒြိယနိဒ္ဒေသေ၊ ၌။ တဿ တဿ အတ္ထဿ၊ ထိုထို အနက် အဓိပ္ပာယ်ကို။ ပါကဋကရဏသင်္ခါတေန၊ ထင်ရှားအောင် ပြုတတ်သည်၏ အဖြစ်ဟု ဆိုအပ်သော။ ပညာပနဋ္ဌေန၊ ထင်ရှားစေတတ်သည်၏ အဖြစ်ဟူသော အနက်ကြောင့်။ ပညာ၊ မည်၏။ ဝါ၊ တနည်း။ အနိစ္စာဒိနာ၊ အနိစ္စတာ အစရှိသော။ [“အနိစ္စတာ ဒိနာ” ဟု ဆိုလိုလျက် တာ-ပစ္စည်းအကျေကြံ။] တေန တေန ပကာရေန၊ ထိုထို အပြားအားဖြင့်။ ဓမ္မေ၊ တို့ကို။ ဇာနာတိ၊ သိတတ်

၁။ ဥပဋ္ဌာန၊ ဇောတန။ ။ အခြားနေရာ၌ “စိတ်၏ အာရုံ၌ တည်ခြင်းကို ဥပဋ္ဌာနံ” ဟု ခေါ်၏။ ဤနေရာ၌ကား စိတ်၌ အာရုံ၏ ကပ်၍တည်ခြင်းကို “ဥပဋ္ဌာနံ” ဟု ခေါ်သည်။ “ဇောတနံ” ဟူသည်လည်း ထိုကဲ့သို့ အာရုံထင်လာအောင် သတိက အာရုံကို ထွန်းပြခြင်းတည်း။ [စိတ္တေ အာမေဏဿ ဥပဋ္ဌာနံ ဇောတနံ သတိယေဝါတိ၊ တဿာ ဧတံ လက္ခဏံ။-ဋီကာ။] နိဿယ၌ “ကပ်တည်ကြောင်း၊ ထွန်းပြကြောင်း” ဟု ကရဏသာဓိ အနက်ပေး၍ ဘာဝပဓာန ကြိုလိုက်သည်။ [ယေန ဓမ္မေန စိတ္တေ အာရမ္မဏံ ဥပတိဋ္ဌတိ၊ ဇောတတိ စ၊ သော ဓမ္မော ဥပဋ္ဌာနံ ဇောတနန္တိ စ ဝုတ္တော။-အနု။]

၂။ ပညာ။ ။ “ပါကဋကရဏ၊ ပညာပနဋ္ဌ” ကိုကြည့်၍ ပ-ပုဗ္ဗ ဉာဓာတ် ကာရိတ်ကျေ၊ အ-ပစ္စည်း၊ ဣတ္ထိဇောတက အာ-ပစ္စည်း။ ပ-ဥပသာရကြောင့် ဉာဓာတ်သည် ထင်ရှားခြင်းအနက်ဟော။ ပညာပေတိ၊ (အနက်အဓိပ္ပာယ်ကို) ထင်ရှားစေတတ်၏။ ဣတိ ပညာ။ နောက်နည်း၌ ပ-ဥပသာရသည် ပကာရ အနက်ဟော။ ဉာဓာတ်ကား သိခြင်းအနက်ဟောတည်း။ ပကာရေန ဇာနာတိတိ ပညာ။

၏။ ဣတိပိ၊ ထို့ကြောင့်လည်း။ ပညာ၊ မည်၏။ ဣဒံ၊ ဤပညာဟူသော ပုဒ်သည်။ အဿာ၊ ထို ပညာ၏။ သဘာဝပဒံ၊ တည်း။ ပဇာနနာကာရော၊ အပြားအားဖြင့်။ သိခြင်းဟူသော အခြင်းအရာသည်။ ပဇာနနာ၊ မည်၏။ အနိစ္စာဒိနိ၊ အနိစ္စတာ အစရှိသော အခြင်းအရာတို့ကို။ ဝိစိနာတိ၊ စိစစ် တတ်၏။ ဣဒိ၊ ဝိစယော၊ မည်၏။ ပဝိစယောတိ၊ ဟူ၍။ ဥပသဂ္ဂေန၊ ပ- ဥပသာရဖြင့်။ ပဒံ၊ ပုဒ်ကို။ ဝုဗ္ဗိတံ၊ တိုးပွားစေတော်မူအပ်ပြီ။ [ပ-အနက် မရှိ-ဟူလို။] စတုသစ္စဓမ္မေ၊ လေးပါးသော သစ္စာတရားတို့ကို။ ဝိစိနာတိ၊ ၏။ ဣတိ။ မဗ္ဗဝိစယော၊ မည်၏။ အနိစ္စာဒိနိ၊ တို့ကို။ သံလက္ခဏာဝသေန၊ ကောင်း စွာ မှတ်သားခြင်း၏ အစွမ်းဖြင့်။ သလ္လက္ခဏာ၊ မည်၏။ သာယေဝ၊ ထို သလ္လက္ခဏာကိုပင်။ ပုန၊ တဖန်။ ဥပသဂ္ဂနာနတ္တေန၊ ဥပသာရအားဖြင့် ထူး သည်၏ အဖြစ်ကြောင့်။ ဥပလက္ခဏာ ပစ္စုပလက္ခဏာတိ၊ ဟူ၍။ ဝုတ္တာ၊ ပြီ။ [ဥပ-ပတိ ဥပသာရတို့ အနက်မရှိ-ဟူလို။]

ပဏ္ဍိတဿ၊ ပညာရှိသူ၏။ ဘာဝေ၊ ဖြစ်ကြောင်းဖြစ်ရာတည်း။ ပဏ္ဍိတံ၊ ရာ။ ကုသလဿ၊ ကျွမ်းကျင်သူ၏။ ဘာဝေ၊ တည်း။ ကောသလ္လံ၊ ကျွမ်း ကျင်သူ၏ ဖြစ်ကြောင်း ဖြစ်ရာ။ နိပုဏဿ၊ ဖြူစင်သူ၏။ ဘာဝေ၊ တည်း။ နေပုညံ၊ ဖြူစင်သူ၏ ဖြစ်ကြောင်းဖြစ်ရာ။ အနိစ္စာဒိနိ၊ တို့ကို။ ဝိဘာဝနဝသေန၊ ထင်စွာဖြစ်စေခြင်း၏ အစွမ်းဖြင့်။ ဝေဘဗျာ၊ မည်၏။ အနိစ္စာဒိနိ၊ တို့ကို။ စိန္တနကဝသေန၊ သိခြင်း၏ အစွမ်းဖြင့်။ စိန္တာ၊ မည်၏။ [“စိန္တနံ စိန္တာ” ဟု ပြု။] ဝါ၊ တနည်း။ ယဿ၊ အကြင် ပုဂ္ဂိုလ်၏ သန္တာန်၌။ ဥပ္ပဇ္ဇတိ၊ ဖြစ်၏။ တံ၊ ထို ပုဂ္ဂိုလ်ကို။ အနိစ္စာဒိနိ၊ တို့ကို။ စိန္တာပေတိ၊ သိစေတတ်၏။ ဣတိပိ၊ ကြောင့်လည်း။ စိန္တာ၊ မည်၏။ [ယဿ ဝါ ဟု ဝါသဒ္ဓါ ပါပြီးဖြစ်သော ကြောင့် ဣတိပိဟု ပိ-လိုမည် မထင်။] အနိစ္စာဒိနိ၊ တို့ကို။ ဥပပရိက္ခတိ၊ စူးစမ်း နှိုင်းချိန်တတ်၏။ ဣတိ။ ဥပပရိက္ခာ၊ မည်၏။

ဘူရိတိ၊ ဘူရိဟူသော အမည်သည်။ ပထဝိယာ၊ မြေကြီး၏။ နာမံ၊ တည်း။ အယံပိ၊ ဤ ပညာသည်လည်း။ သဏှဋ္ဌေန၊ သိမ်မွေ့သည်၏ အဖြစ်

၁။ ဝေဘဗျာ။ ။ဝိဘာဝနဝသေနကို ကြည့်၍ “ဝိပုဗ္ဗ ဘူဓာတ်၊ ကာရိတ်ကျေ၊ ဣ ပစ္စည်းဖြင့် “ဝိဘာဝေတိတိ (အနိစ္စတာစသော အခြင်းအရာတို့ကို) ထင်စွာပြတတ်သည် ၏ အဖြစ်ကြောင့်၊ ဝိဘာဝေ-မည်၏၊ ဝိဘာဝေယေဝ ဝေဘဗျာ” ဟု ပြု၊ သုတ္တန္တိ ဣပစ္စည်း၊ ဝ-ကို ဗ-ပြု၊ ဣပစ္စည်းဖြစ်၍ “ဝေဘဗျံ” ဟု ရှိလျှင် ကောင်း၏၊ သို့သော် ပညာကို အရကောက်ရသောကြောင့် “ဝေဘဗျာ” ဟု ထားဟန်တူသည်။

၂။ သဏှဋ္ဌေန။ ။ကျောက်၊ ကျောက်စရစ်၊ သဲ-စသည်တို့မှ ကောင်းသော မြေကို ရည်ရွယ်၍ “သဏှ” ဟု ဆိုသည်။ ထိုမြေနုကဲ့သို့ က်လေသာ တည်းဟူသော ကျောက် စသည်မှ ကင်းသောကြောင့် ပညာအစစ်အမှန်လည်း သဏှပင် ဖြစ်သည်။

ဟူသော အနက်ကြောင့်လည်းကောင်း။ ဝိတ္ထုဋ္ဌဋ္ဌေန စ၊ ပြန့်ကျယ်သည်၏ အဖြစ်ဟူသော အနက်ကြောင့်လည်းကောင်း။ ဘူရီ ဝိယ၊ မြေကြီးနှင့်တူ၏။ ဣတိ၊ ဘူရီ၊ မည်၏။ တေန၊ ကြောင့်။ ဘူရီ ဝုစ္စတိ ပထဝီ။ ပ။ ဘူရီပညောတိ၊ ဟူ၍။ (ဘဂဝတာ) ဝုတ္တံ။ ပထဝီမြေကြီးကို။ ဘူရီ၊ ဘူရီဟူ၍။ ဝုစ္စတိ၊ အပ်၏။ ပထဝီသမာယ၊ မြေကြီးနှင့် တူသော။ ဝိတ္ထုဋ္ဌာယ ဝိပုလံယ၊ ပြန့်ကျယ်သော။ တာယ ပညာယ၊ နှင့်။ သမန္နာဂတော၊ ပြည့်စုံတော် မူ၏။ ဣတိ၊ ကြောင့်။ ဘူရီပညော၊ မည်၏။—[မဟာနိဒ္ဒေသပါဠိ၊ အဋ္ဌကဝဂ်၊ သုတ္တက-နိဒ္ဒေသ။] အပိစ၊ သည်သာ မကသေး။ ဘူရီတိ၊ ဟူသော။ ဧတံ၊ ဤအမည်သည်။ ပညာယ၊ ၏။ အဓိဝစနံ၊ တည်း။ [ဤအလို အထင်ရူဠိ ဟု မှတ်ပါ။] ဘူတေ၊ ထင်ရှားရှိသော။ အတ္ထေ၊ အနက်၌။ [ပရမတ္ထတရား လေးပါးကို ဆိုသည်။] ရမတိ၊ မွေ့လျော်တတ်၏။ ဣတိပိ၊ ကြောင့်လည်း။ ဘူရီ၊ မည်၏။ [ဘူတသဒ္ဒါပပဒ+ရမုဓာတ်၊ ကိပစ္စည်း၊ ဣတ္ထိဇောတက ဤပစ္စည်း။ “ဘူတရီ” ဟု ဆိုလိုလျက် တ-ကိုချေ။]

အသနိ၊ မိုးကြိုးသည်။ သိလုစ္စယေ၊ ကျောက်တောင်တို့ကို။ (မေဓတိ) ဝိယ၊ ညှဉ်းဆဲ ဖျက်ဆီးတတ်သကဲ့သို့။ (ယာ ဓမ္မဇာတိ။) ကိလေသေ၊ တို့ကို။ မေဓတိ ဟိ သတိ၊ ၏။ ဣတိ၊ မေဓာ၊ မည်၏။ [ဓာတ်ကျမ်း၌လာသော မေဓ-ဓာတ်၏ ဟိ သာ အနက်ကို ဖွင့်သည်။] ဝါ၊ တနည်း။ ခိပ္ပံ၊ လျင်စွာ။ ဂဟဏဓာရဏ-ဋ္ဌေန၊ သင်ယူနိုင် ဆောင်ရွက် မှတ်သားနိုင်သည်၏ အဖြစ်ဟူသော အနက်ကြောင့်။ မေဓာ၊ မည်၏။ [ဓာတ်ကျမ်း၌ “မေဓ-ဓာတ်သည် လျင်စွာယူခြင်း အနက်ဟော” ဟု ဆို၏။ ထိုအနက်ဖွင့်သည်။ “မေဓတိ ခိပ္ပံ ဂဟာတိတိ မေဓာ” ဟု ပြု။] ယဿ၊ အကြင် ပုဂ္ဂိုလ်၏ သန္တာန်၌။ ဥပဋ္ဌာတိ၊ ကပ်၍တည်၏။ တံ၊ ထိုပုဂ္ဂိုလ်ကို။ အတ္တဟိတပဋိပတ္တိယံ၊ မိမိစီးပွားကို ကျင့်ခြင်း၌။ ပရိဏေတိ၊ ကက်ဝန်းကျင် ဆောင်တတ်၏။ စ၊ တနည်းကား။ သမ္ပယုတ္တဓမ္မေ၊ တို့ကို။ ယာထာဝ လက္ခဏပဋိဝေဓေ၊ ဟုတ်မှန်သော လက္ခဏာကို ထိုးထွင်း၍ သိခြင်း၌။ ပရိဏေတိ၊ ၏။ ဣတိ၊ ပရိဏာယိကာ၊ မည်၏။

၁။ ပရိဏာယိကာ။ ။ ပရိပုဗ္ဗ-နိဓာတ်၊ ဣပစ္စည်း၊ ရ-ကြောင့် န-ကို က-ပြန်၊ ဧ-ကို အာယ-ပြု၊ နောက် က-အက္ခရာကြောင့် အ-ကို ဣပြု။ အာပစ္စည်းသက်၍ “ပရိ-ဏာယိကာ” ဟု ပြီး၏။ ထို နိဓာတ်သည် အာချာတ်ရုပ်ဖြင့် “နေတိ၊ နယတိ” ဟု ရှိရသောကြောင့် “ပရိဏေတိ၊ သို့မဟုတ်-ပရိဏာယတိ” ဟု ရှိသင့်သည်။ “ပရိဏာမေတိ၊ ညွတ်စေတတ်၏” ဟု ရှိသည်ကား ပါဠိပျက်ဟန်တူ၏။ မိမိကိန်းရာ သက္ကဝါကို မိမိစီးပွားကိုကျင့်မှု၌ ပို့ဆောင်တတ်သောကြောင့် လည်းကောင်း၊ သမ္ပယုတ်တရားတို့ကို မှန်သောလက္ခဏာကို ထိုးထွင်း၍သိမှု၌ ပို့ဆောင်တတ်သောကြောင့် လည်းကောင်း ပညာကို “ပရိဏာယိကာ” ဟု ခေါ်ရသည်။

အနိစ္စာဒိဝသေန၊ အနိစ္စတာ အစရှိသည်တို့၏ အစွမ်းဖြင့်။ ဓမ္မေတို့ကို။ ဝိပဿတိ၊ အထူးထူး အပြားပြား ရှုတတ်၏။ ဣတိ။ ဝိပဿနာ၊ ဝိပဿနာ မည်၏။ သမ္မာ၊ မဖောက်မပြန်။ ‘အနိစ္စာဒိဟိ၊ အနိစ္စတာ အစရှိကုန်သော။ ပကာရေဟိ၊ တို့ဖြင့်။ ဇာနာတိ၊ ၏။ ဣတိ။ သမ္ပဗညံ၊ မည်၏။ [အနိစ္စာဒိနိ ဟု စာအုပ်တို့၌ တွေ့ရ၏။ ပကာရေဟိ၏ သရုပ်ပြုဖြစ်သောကြောင့် “အနိစ္စာဒိဟိ” ဟု ရှိသင့်သည်။ ရှေး၌ “အနိစ္စာဒိနာ ပကာရေန” ဟု ရှိခဲ့သည်။ စာရှိအတိုင်း ဆိုလျှင် “ပကာရေဟိ၊ တို့ဖြင့်။ အနိစ္စာဒိနိ၊ တို့ကို” ဟု ပေးပါ။] ဥပ္ပထပဋိပဇ္ဇေ၊ မမှန်သောလမ်း၌ သွားနေကုန်သော။ ဝါ၊ လမ်းမှား၌ သွားနေကုန်သော။ သိန္ဓဝေ၊ သိန္ဓောမြင်းတို့ကို။ ဝီထိအာရောပနတ္ထံ၊ လမ်းမှန်သို့ တက်ရောက် စေခြင်းအကျိုးငှာ။ ပတောဒေါ၊ နှင်တံသည်။ (လှံတံသည်။) ဝိဇ္ဈတိ ဝိယ၊ ထိုးဆွတ်သကဲ့သို့။ (တထာ၊ ထို့ အတူ။) ဥပ္ပထေ၊ မမှန်သောလမ်း၌။ ဝါ၊ လမ်းမှား၌။ (ကာမဂုဏ် အာရုံလမ်း၌။) ဓာဝနကံ၊ ပြေးသွားနေသော။ ကုဋ္ဌ စိတ္တံ၊ ကောက်ကျစ်သောစိတ်ကို။ ဝီထိအာရောပနတ္ထံ၊ လမ်းမှန်သို့ တက်ရောက် စေခြင်း အကျိုးငှာ။ (ဝိပဿနာလမ်းသို့ တက်ရောက်စေခြင်းငှာ။) ဝိဇ္ဈတိ၊ ထိုး ဆွတ်တတ်၏။ ဣတိ၊ ကြောင့်။ ပတောဒေါ၊ မည်၏။ ဒဿနုလက္ခဏေ၊ မြင်ခြင်း လက္ခဏာ၌။ ဣန္ဒြိယံ (သမ္ပယုတ္တဓမ္မေဟိ) ကာရေတိ၊ ဣတိ ဣန္ဒြိယံ၊ ပညာသင်္ခါတံ၊ သော။ ဣန္ဒြိယံ၊ တည်း။ ပညိန္ဒြိယံ။ [နိဿယ၌ “ပညာဝ ဣန္ဒြိယံ၊ ပညိန္ဒြိယံ” ဟု ရှိ၏။] အဝိဇ္ဇာယ၊ ကြောင့်။ န ကမ္မတိ၊ ဣတိ။ ပညာဗလံ၊ မည်၏။ ကိလေ- သစ္စေဒနဋ္ဌေန၊ ကိလေသာကို ဖြတ်တောက်တတ်သည်၏ အဖြစ်ဟူသောအနက် ကြောင့်။ ပညာဝ၊ သည်ပင်။ သတ္တံ၊ လက်နက်တည်း။ ပညာသတ္တံ၊ ပညာ လက်နက်။ အစူဂ္ဂတဋ္ဌေန၊ အထက်သို့စွင့်စွင့် မြင့်တက်တတ်သည်၏အဖြစ် ဟူသောအနက်ကြောင့်။ ပညာဝ၊ သည်ပင်။ ပါသာဒေါ၊ ပြာသာဒ်တည်း။ ပညာပါသာဒေါ၊ ပညာပြာသာဒ်။ [သဒိဿပစာဖြစ်၍ မူလလိင်အတိုင်း “သတ္တံ- ပါသာဒေါ” ဟု ထားရသည်။]

၁။ ပတောဒေါ။ ။ တုဒဓာတ်သည် ဝိဋ္ဌန (နှိပ်စက်ခြင်း) အနက်ဟော၊ “နှိပ်စက်” ဟူသည် ထိုးဆွတ်ခြင်းပင်တည်း။ နှင်တံ (လှံတံ) သည် လမ်းမှားသို့ ပြေးနေသော သိန္ဓော မြင်းကို ထိုးဆွတ်၍ လမ်းမှန်သို့ တင်ပေးသကဲ့သို့၊ ထို့အတူ ပညာသည် ကာမဂုဏ်အာရုံ လမ်းမှားသို့ ပြေးသွားနေသောစိတ်ကို ဘာဝနာကမ္မဋ္ဌာန်း ဟူသော လမ်းမှန်သို့ရောက် အောင် (တနည်း-ကာမသုခလိကာ၊ အတ္တကိလမထဟူသော လမ်းမှားသို့သွားနေသော စိတ်ကို မဇ္ဈိမပဋိပဒါဟူသော လမ်းမှန်သို့ရောက်အောင်) တင်ပေးတတ်သောကြောင့် နှင်တံနှင့်တူသည်။ [ရှေး၌ “ပတောဒေါဝိယ” ဟု ပါပြီးဖြစ်သောကြောင့် ဝိဇ္ဈတိတို့၏ နောက်၌ “ပတောဒေါဝိယ” ဟု ရှိပြန်သည်မှာ ပိုဟန်တူသည်။]

အာလောကနဋ္ဌေန၊ ထင်စွာပြုတတ်သည်၏အဖြစ် ဟူသောအနက်ကြောင့်။
 ပညာဝ၊ သည်ပင်။ အာလောကော^၁၊ အရောင်တည်း။ ပညာအာလောကော၊
 ပညာအရောင်။ သြဘာသနဋ္ဌေန၊ ထွန်းလင်းတတ်သည်၏အဖြစ် ဟူသောအနက်
 ကြောင့်။ ပညာဝ၊ သည်ပင်။ သြဘာသော၊ အလင်းတည်း။ ပညာသြဘာသော၊
 ပညာအလင်း။ ပဇ္ဇောတနဋ္ဌေန၊ အပြားအားဖြင့် တောက်ပတတ်သည်၏အဖြစ်
 ဟူသော အနက်ကြောင့်။ ပညာဝ၊ ပင်။ ပဇ္ဇောတော၊ အထိန် အဝင်းတည်း။
 ပညာပဇ္ဇောတော၊ ပညာ အထိန် အဝင်း။ ဟိ၊ မှန်။ ပညဝတော၊ ပညာ
 ရှိသော ပုဂ္ဂိုလ်သည်။ ဧကပလ္လင်္ကေန၊ တခုတည်းသော ထက်ဝယ်တင်ပျဉ်ဖြင့်။
 နိသိန္ဓဿ၊ ထိုင်နေလတ်သော်။ ဒသသဟဿိ လောကဓာတု၊ တသောင်းသော
 လောကဓာတ်သည်။ ဧကောလောကော၊ တခုတည်းသော အရောင်ရှိသည်။ ဧကော-
 ဘာသာ၊ တခုတည်းသော အလင်းရှိသည်။ ဧကပဇ္ဇောတာ၊ တခုတည်းသော
 အဝင်းအထိန်ရှိသည်။ ဟောတိ။ တေန၊ ကြောင့်။ ဧတံ၊ ဤ ပညာ အာ
 လောကော စသော သုံးပုဒ်ကို။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ [ပညဝတော
 အရ ဝိပဿနာပညာ ရှိသူကိုရ၏။ ထို ဝိပဿနာ ပညာ အရှင်မှာ ဝိပဿ-
 နုပက္ခိလေသတောင် ပါဝင်သော သြဘာသ ဖြစ်ပေါ်လာသောအခါ လောက
 ဓာတ်ကြီး တခုလုံး၌ အရောင်အလင်းတွေ ဖြစ်နေသည်-ဟူလို။]

ပန၊ ဆက်။ တိသု၊ ကုန်သော။ ဣမေသု ပဒေသု၊ ဤ ပညာ အာလော
 ကော စသော ပုဒ်တို့တွင်။ ဧကပဒေနပိ၊ တခုသော ပုဒ်ဖြင့်လည်း။ ဧတသ္မိံ^၁
 အတ္ထ၊ ဤ ဆိုအပ်ပြီးသော အနက်သည်။ သိဒ္ဓေ၊ ပြီးစီးပါလျက်။ (တဒနု-
 ရူပေနော ဣဓာပိ ဒေသနာ ကတာ-၌ ဇပံ။) ဘိက္ခဝေ၊ တို့။ အာလောကော၊
 အရောင်တို့သည်။ ဣမေ စတ္တာရော၊ ဤ လေးပါးတို့တည်း။ ကတမေ စတ္တာ-
 ရော၊ အဘယ် လေးပါး တို့နည်း။ စန္ဒာလောကော၊ လရောင် လည်းကောင်း။
 သူရိယာလောကော၊ နေရောင် လည်းကောင်း။ အဂျာလောကော၊ မီးရောင်
 လည်းကောင်း။ ပညာလောကော၊ ပညာရောင် လည်းကောင်းတည်း။ ဘိက္ခ-
 ဝေ၊ တို့။ အာလောကော၊ တို့သည်။ ဣမေ စတ္တာရော၊ တို့တည်း။ ဘိက္ခဝေ၊
 တို့။ စတုနံ၊ ကုန်သော။ ဣမေသံ အာလောကနံ၊ ၊ တို့တွင်။ ယဒိဒံ (ယော+

၁။ အာလောကောစသည်။ ။ စုရာဒိ လောက-ဂေတ်သည် ဒီပန (ပြခြင်း) အနက်
 ကို ဟော၏။ “အရောင် = အလင်း” ဟု ပညတ်နက်ဖြစ်၏။ အဝပုဗ္ဗ ဘာသဓာတ်လည်း
 ဇုတ (ထွန်းလင်းခြင်း) အနက် ရှိ၏။ “အရောင်အလင်း” ဟုပင် ပညတ်နက်ဖြစ်၏။ ဇုတ
 ဓာတ်လည်း ဒိတ္တိ (ထွန်းလင်းခြင်း) အနက်ပင်တည်း။ ပဉ္စိန္တ ပရိယာယ်သဒ္ဓါဖြစ်သော
 ကြောင့် မြန်မာ၌လည်း “အရောင်၊ အလင်း၊ ဝင်းထိန်” ဟု ပရိယာယ်ပြန်လိုက်သည်။

အယံ) ပညာလောကော၊ အကြင် ပညာရောင်သည်။ အတ္တိ၊ ၏။ တေ၊ ဤ ပညာရောင်သည်။ အဂ္ဂံ၊ အမြတ်ဆုံးတည်း။

တထာ၊ ထိုမှတပါး။ ဘိက္ခဝေ၊ တို့။ ဩဘာသာ၊ အလင်းတို့သည်။ ဣမေ စတ္တာရော၊ တို့တည်း။ ပ။ ဘိက္ခဝေ၊ တို့။ ပဇ္ဇောတာ၊ အဝင်းအထိန်တို့သည်။ ဣမေ စတ္တာရော၊ တို့တည်း။ ဣတိ၊ သို့။ သတ္တာနံ၊ တို့၏။ အဇ္ဈာသယဝသေန၊ အလို့ဆန္ဒ၏ အစွမ်းဖြင့်။ ယာနိ တောနိ သုတ္တာနိ၊ တို့ကို။ (ဘဂဝတာ။) ဒေသိတာနိ၊ ဟောတော်မူအပ်ကုန်ပြီ။ တဒန္တရူပေနော၊ ထိုသုတ်တို့အား လျော်သဖြင့်သာလျှင်။ ဣဓာပိ၊ ဤ အဘိဓမ္မာ ပါဠိတော်၌လည်း။ ဒေသနာ၊ ကို။ ကဘာ၊ ပြီ။ ဟိ၊ မှန်။ အတ္ထော၊ အနက် အဓိပ္ပာယ်သည်။ ဝါ၊ ကို။ အနေ-ကေဟိ၊ ကုန်သော။ အာကာရေဟိ၊ အခြင်းအရာတို့ဖြင့်။ ဝိဘဇ္ဇမာနော၊ ဝေဖန်အပ်သော်။ သုဝိဘတ္ထော၊ ကောင်းစွာ ဝေဖန်အပ်သည်။ ဟောတိ၊ ၏။ (ကသွာ၊ နည်း။) အညထာ စ၊ အခြားသော အနက်ဖြင့်လည်း။ အညော၊ အခြားပုဂ္ဂိုလ်သည်။ ဗုဇ္ဈတိ၊ သိနိုင်၏။ အညထာ စ၊ ထိုသူ သိနိုင်လောက် သော အနက်မှတပါးသော အနက်ဖြင့်လည်း။ အညော၊ အခြားပုဂ္ဂိုလ်သည်။ ဗုဇ္ဈတိ။ ဣတိ၊ ထို့ကြောင့်တည်း။

ရတိ ကရဏဋ္ဌေန၊ မွေ့လျော်ခြင်းကို ပြုတတ်သည်၏ အဖြစ် ဟူသော အနက် ကြောင့် လည်းကောင်း။ ရတိ ဒါယကဋ္ဌေန၊ မွေ့လျော်ခြင်းကို ပေးတတ်သည် ၏အဖြစ် ဟူသော အနက်ကြောင့် လည်းကောင်း။ ရတိ ဇနကဋ္ဌေန၊ မွေ့လျော် ခြင်းကို ဖြစ်စေတတ်သည်၏အဖြစ် ဟူသော အနက်ကြောင့် လည်းကောင်း။ စိတ္တိကတဋ္ဌေန၊ စိတ်မဟုတ်သော်လည်း စိတ်ကဲ့သို့ အလေးဂရုပြုအပ်သည်၏ အဖြစ် ဟူသောအနက်ကြောင့် လည်းကောင်း။ ဒုလ္လဘပါတုဘာဝဋ္ဌေန၊ ခဲသဉ်း

၁။ အတ္ထော ဟိ၊ ပ။ သုဝိဘတ္ထော။ ။ “အနက်တမျိုးကိုအထပ်ထပ်ဆိုသဖြင့် ပုန-ရုတ္တိဒေါသ မရောက်ပါလော” ဟု မေးဖွယ်ရှိ၍ “အတ္ထော ဟိ” စသည်ကို မိန့်သည်။ အနက်တမျိုးကို အခြင်းအရာ (သဒ္ဓါ၊ အမျိုးမျိုးဖြင့် ဝေဖန်မှ ကောင်းစွာ အပြည့်အစုံ ဝေဖန်ရာရောက်၏။ ထို့ကြောင့် ပုနရုတ္တိဒေါသ မဖြစ်ပါ-ဟူလို။ ပုနရုတ္တိဒေါသ မဖြစ် လျှင် ရှိပါစေတော့၊ အကျိုးထူး တစုံတရာမရှိလျှင် နိတ္ထေကဒေါသ ရောက်ရာသည် မဟုတ်လော၊ အဘယ့်ကြောင့် အမျိုးမျိုးဝေဖန်မှ သုဝိဘတ္တဖြစ်သနည်း-ဟု မေးဖွယ်ရှိ ပြန်၍ “အညထာ စ အညော ဗုဇ္ဈတိ” စသည်ကို မိန့်သည်။ တချို့က “ပညာ အာ-လောကော” ဟု ဟောမှ အနက်အဓိပ္ပာယ်နားလည်၍၊ တချို့ကမူ “ပညာ ဩဘာ-သော၊ ပညာ ပဇ္ဇောတော” ဟု တချိုးချိုးဟောမှ နားလည်နိုင်ရကား ပုဂ္ဂိုလ် အမျိုးမျိုးကို နားလည်စေရခြင်း အကျိုးရှိသောကြောင့် အမျိုးမျိုးဝေဖန်မှ သုဝိဘတ္တ ဖြစ်သည်-ဟူ၍။

စွာ ရအပ်သည်ဖြစ်၍ ထင်ရှားဖြစ်ပေါ်လာသည်၏ အဖြစ် ဟူသော အနက်ကြောင့် လည်းကောင်း။ (အခြားနေရာ၌ ဒုလ္လဘဒဿနနှင့် သဘောတူပင်တည်း။) အတုလဋ္ဌေန၊ အတုမရှိသည်၏ အဖြစ် ဟူသော အနက်ကြောင့် လည်းကောင်း။ အနောမသတ္တ ပရိဘောဂဋ္ဌေန စ၊ မယုတ်ညံ့သော အထက်တန်းသတ္တဝါတို့၏ အသုံးအဆောင်၏ အဖြစ် ဟူသော အနက်ကြောင့် လည်းကောင်း။ ပညာဝ၊ သည်ပင်။ ရတနံ၊ ရတနာတည်း။ ပညာရတနံ၊ ပညာရတနာ။

တေန၊ ထို သဘောတရားဖြင့်။ သတ္တာ၊ တို့သည်။ န မုယုန္တိ၊ မတွေ့ဝေကုန်။ ဝါ၊ တနည်း။ သယံ၊ မိမိဟူသော အမောဟကိုယ်တိုင်။ အာရမ္မဏေ၊ ၌။ န မုယုတိ၊ မတွေ့ဝေတတ်။ ဣတိ၊ ကြောင့်။ အမောဟော၊ မည်၏။ [“မုယုန္တိ ဧတေနာတိ မောဟော၊ မုယုတိတိ မောဟော၊ န+မောဟော အမောဟော” ဟု ပြုစေလိုသည်။] ဓမ္မဝိစယပဒံ၊ ဓမ္မဝိစယပုဒ်သည်။ ဝုတ္တတ္ထမေဝ၊ ဆိုအပ်ပြီးသောအနက်ရှိသည်သာ။ ပန၊ ပရိဟာရပက္ခမ္ပတပါး စောဒကပက္ခကို ဆိုဦးအံ့။ ကသ္မာ၊ ကြောင့်။ ဧတံ၊ ဤ ဓမ္မဝိစယ ပုဒ်ကို။ ပုန၊ တဖန်။ ဝုတ္တံ၊ ဟောတော်မူအပ်သနည်း။ ဣတိ၊ ဤကား အမေးတည်း။ အမောဟဿ၊ ၏။ မောဟပဋိပက္ခဘာဝဒီပနတ္ထံ၊ မောဟ၏ ဆန့်ကျင်ဘက်၏အဖြစ်ကို ပြခြင်းအကျိုးငှာ။ ဝါ၊ မောဟ၏ ဆန့်ကျင်ဘက်၏အဖြစ်ကို ပြလိုခြင်းဟူသော အကြောင်းကြောင့်။ (ဝုတ္တံ၊ ပြီ။)

တေန၊ ထို ဓမ္မဝိစယပုဒ်ဖြင့်။ ဧတံ၊ ဤအနက်ကို။ ဒီပေတိ၊ ပြ၏။ (ကိံ၊ အဘယ်အနက်ကို။ ဒီပေတိ၊ နည်း။) ယွာယံ(ယော+အယံ)အမောဟော၊ သည်။ (အတ္ထိ။) သော၊ ထို အမောဟသည်။ ဧဝလံ၊ ပဋိပက္ခမဖက် သက်သက်။ မောဟတော၊ မှ။ အညော၊ အခြားသော။ ဓမ္မော၊ သည်။ န၊ မဟုတ်။

၁။ ရတနံ။ ။ရတိကရဏဋ္ဌေန ရတိဒါသကဋ္ဌေန ရတိဇနကတ္ထေန တို့ကို ကြည့်၍ “ရက်ံကရောတိဘိ ရတိကရဏံ၊ရတိ” ဒဒါတိဘိ ရတိဒါနံ၊ရတိံ ဇနေတိတိ ရတိဇနနံ” ဟု ဆိုလိုလျက် မလိုရာ အက္ခရာတို့ကိုချေ၍ လည်းကောင်း၊ တိ၏ ဣကို အ-ပြု၍လည်းကောင်း၊ ရတန ဟု ပြီးရသည်။ စိတ္တိကတဋ္ဌေန-စသည်တို့ကား သဒ္ဒတ္ထ မဟုတ်၊ ရတန၏ ဂုဏ်ကိုပြသော ပုဒ်တို့တည်း။ ထိုပုဒ်တို့၏အနက်၏အရ အသင်ရူဠိအားဖြင့် ရတန ဟု ခေါ်ရသည်။ အနိပ္ပန္နပါဠိပဒိက ပုဒ်တည်း။ အခြားနေရာ၌ကား “မဟဋ္ဌ-များသော အဖိုးရှိ” အနက်ကိုလည်း ပြ၍။

စိတ္တိကတံ မဟဋ္ဌံ၊ အတုလံ ဒုလ္လဘဒဿနံ။
အနောမသတ္တပရိဘောဂံ၊ ရတနံ တေန ဝုတ္တံ။

ပန၊ အဟုတ်ကား။ မောဟယ၊ ၎်။ ပဋိပက္ခော၊ ဆန့်ကျင်ဘက်ဖြစ်သော။
 ဓမ္မဝိစယသင်္ခါတော၊ ဓမ္မဝိစယဟုဆိုအပ်သော။ အမောဟော နာမ၊ အမောဟ
 မည်သော တရားကို။ ဣ၊ ဤ။ ပါဠိတော်၌။ အဓိပေတော၊ ၎်။ ဣတိ၊ ဤ
 အနက်ကို။ (ဒီပေတိ။ အသဒ္ဒါ အညအနက်မဟုတ် ပဋိပက္ခအနက်-ဟူလိ။)
 [“ဓမ္မဝိစယော၊ ဓမ္မဝိစယဟု ဆိုအပ်သော။ ယော အမောဟော၊ အကြင်
 မောဟ၏ ဆန့်ကျင်ဘက်ဖြစ်သော တရားသဘောသည်”ဟု ပါဠိတော်၌ ပေး
 ပါ။] သမ္မာဒိဋ္ဌိတိ၊ ကား။ ယာထာဝ နိယျာနိကကုသလဒိဋ္ဌိ၊ မဖောက်မပြန်
 ဟုတ်မှန်သောဒိဋ္ဌိ၊ ဝဋ်ဆင်းရဲမှ ထွက်မြောက်တတ်သောဒိဋ္ဌိ၊ ကုသိုလ်ဖြစ်သော
 ဒိဋ္ဌိတည်း။

ဇီဝိတိန္ဒြယနိဒ္ဒေသေ၊ ဌ။ ယော။ ပ။ အာယူတိ၊ ကား။ သမ္ပယုတ္တကာနံ၊
 ကုန်သော။ တေသံ အရူပဓမ္မာနံ၊ ထို နာမ်တရားတို့၏။ (အာယု-၌ စပ်။)
 ဝါ၊ တို့ကို။ အာယာပနဋ္ဌေန၊ ဖြစ်စေတတ်သည်၏အဖြစ် ဟူသောအနက်
 ကြောင့်။ ယော အာယု၊ အကြင် အသက်သည်။ အတ္ထိ။ ဟိ၊ မှန်။ (တနည်း)
 ဟိ(ယသ္မာ)၊ ကြောင့်။ တသ္မိံ၊ ထို ဇီဝိတိန္ဒြေသည်။ သတိ၊ သော်။ အရူပဓမ္မာ၊
 တို့သည်။ အယန္တိ ဂစ္ဆန္တိ ပဝတ္တန္တိ၊ ဖြစ်တတ်ကုန်၏။ တသ္မာ၊ ထိုသို့ နာမ်
 တရားတို့၏ ဖြစ်ကြောင်း၏အဖြစ်ကြောင့်။ အာယူတိ၊ ဟူ၍။ ဝုစ္စတိ၊ ၎်။ ဣဒံ၊
 ဤ အာယုဟူသောပုဒ်သည်။ အဿ၊ ထို ဇီဝိတိန္ဒြေ၏။ သဘာဝပဒံ၊ တည်း။

ပန၊ ဆက်။ ယသ္မာ၊ ကြောင့်။ ဧတေ ဓမ္မာ၊ ဤ သမ္ပယုတ်ဖြစ်သော နာမ်
 တရားတို့သည်။ အာယုသ္မိံ၊ ဇီဝိတိန္ဒြေဟူသော အသက်သည်။ သတိယေဝ၊
 ရှိသော်သာ။ ဝါ၊ ရှိခြင်းကြောင့်သာ။ (လက္ခဏဟိတ်။) တိဋ္ဌန္တိ၊ တည်တန့်
 နိုင်ကုန်၏။ ယပေန္တိ ယာပေန္တိ၊ မျှတနိုင်ကုန်၏။ ဣရိယန္တိ ဝတ္တန္တိ၊ ဖြစ်နိုင်

၁။ အာယု။ ။ အာယုဓာတ်၊ ဣပစ္စည်းဖြစ်၍ ဝုဒ္ဓိဖြင့် “အာယု” ဟု ဖြစ်၏။ ဝိဂ္ဂိဟိန္တ
 ကား ဣ-အနုဗန် မရှိသောကြောင့် “အာယန္တိ” ဟု ရှိရသည်။ အာယုဓာတ်သည် ဂတိ
 အနက်ရှိသောကြောင့် “ဂစ္ဆန္တိ” ဟု ဓာတ်နက်ဖွင့်၍ ထိုဂမုလည်း ဖြစ်ခြင်းအနားဟော
 ဟု သိစေလို၍ “ပဝတ္တန္တိ” ဟု ထပ်ဖွင့်သည်။ “ယေ ဂတျတ္ထာ တေ ဗုဓျတ္ထာ၊ ပဝတ္ထိ
 ပါပုဏတ္ထကာ”-ဓာတွတ္ထသင်္ဂဟ။] ဆက်ဦးအံ၊ -တသ္မိံ သတိ၊ ထိုတရားရှိလတ်သော်”
 ဟုရာ၌ လက္ခဏအနက်သည် ဟိတ်သဘောလည်းရှိ၏။ ထို့ကြောင့် “အာယန္တိ ဧတေ-
 နာတိ အာယု” ဟု ဝစနတ္ထပြု။ “အာယန္တိ ဧတေန” အရ “ဖြေ ကြောင်း” ဟူသည် ခဏ-
 တ္တယမျှဖြစ်ကြောင်း မဟုတ်။ တဘဝအတွက် ကံ အရှိန်ရှိသမျှ တဘဝလုံး ဖြစ်ကြောင်း
 တည်း။ မှန်၏။ -ရုပ်ဇီဝိတ နာမ်ဇီဝိတဟု ခေါ်အပ်သော ဤအာယုသည် ကံကုန်လျှင်
 တဘဝအတွက် အဆက်ပြတ်၏။ ထို အာယုပြတ်လျှင်လည်း နာမ်တရားအားလုံးနှင့်
 ကမ္မဇရုပ်အားလုံးပင် မဖြစ်နိုင်ကြ။ [အာယန္တိတိ ဧကကမ္မနိဗ္ဗတ္တမနုဿာဒိ သန္တတိ အဝိ-
 ရှေ့ဒဝသေန ပဝတ္တန္တိ။ -ဋီကာ။]

ကုန်၏။ ပါလယန္တိ၊ စောင့်ရှောက်နိုင်ကုန်၏။ တသ္မာ၊ ကြောင့်။ ဌိတိတိ အာဒိနိ၊ ဌိတိ-အစရှိသော ပုဒ်တို့ကို။ ဝုတ္တာနိ၊ ဟောတော်မူအပ်ကုန်ပြီ။ ပန၊ သဒ္ဒတ္ထမှတစ်ပါး ဝစနတ္ထကား။ ဣ၊ ဤ ဌိတိ-စသော ပုဒ်တို့၌။ ဝစနတ္ထော၊ ကို။ (ဝေ ဝေဒိတဗ္ဗော။) တောယ၊ ဤ သဘောတရားဖြင့်။ (သမ္ပယုတ္တကာ၊ ကုန်သော။ အရူပဓမ္မာ၊ တို့သည်။) တိဋ္ဌန္တိ၊ တည်တံ့နိုင်ကုန်၏။ ဣတိ၊ ထိုသို့ သမ္ပယုတ်တရားတို့၏ တည်တံ့နိုင်ကြောင်း၏ အဖြစ်ကြောင့်။ (သာ ဓမ္မဇာတိ။) ဌိတိ၊ မည်၏။ (တောယ၊ ဖြင့်။ သမ္ပယုတ္တကာ။ အရူပဓမ္မာ၊ တို့သည်။) ယပေန္တိ၊ မျှတကုန်၏။ ဣတိ၊ ထိုသို့ သမ္ပယုတ်တရားတို့၏ မျှတကြောင်း၏ အဖြစ်ကြောင့်။ (သာ ဓမ္မဇာတိ။) ယပနာ၊ မည်၏။ တထာ၊ ထိုသမ္ပယုတ်တရား တို့၏ မျှတကြောင်း၏အဖြစ်ကြောင့်။ ယာပနာ၊ မည်၏။ ပန၊ ဆက်။ ဝေ၊ ဤသို့ ရဿပြုမှသာ။ ဗုဇ္ဈန္တာနံ၊ အနက်ကိုသိကုန်သော ပုဂ္ဂိုလ်တို့၏။ ဝသေန၊ ဖြင့်။ ပုရိမပဒေ၊ ယပနာဟူသော ရှေ့ပုဒ်၌။ ရဿတ္တံ၊ ရဿ၏အဖြစ်ကို။ ကတံ၊ ပြုတော်မူအပ်ပြီ။

တောယ၊ ဖြင့်။ (သမ္ပယုတ္တကာ အရူပဓမ္မာ။) ဣရိယန္တိ၊ အသက်မွေးကြ ကုန်၏။ ဝါ၊ အသက်ရှင်ကြကုန်၏။ ဣတိ၊ ကြောင့်။ (သာ ဓမ္မဇာတိ။) ဣရိ ယနာ၊ မည်၏။ [ဣရိယ ဓာတ်သည် ဇီဝဝုတ္တိအနက်ကို ဟော၏။] (တောယ၊ ဖြင့်။ သမ္ပယုတ္တကာ အရူပဓမ္မာ။) ဝတ္တန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ဝတ္တနာ၊ မည်၏။ (တောယ သမ္ပယုတ္တကာ အရူပဓမ္�ာ။) ပါလယန္တိ၊ မိမိကိုစောင့်ရှောက်တတ် ကုန်၏။ ဣတိ၊ ပါလနာ၊ မည်၏။ ဧတေန၊ ဖြင့်။ (သမ္ပယုတ္တကာ အရူပ ဓမ္မာ။) ဇီဝန္တိ၊ အသက်ရှင်ကြကုန်၏။ ဣတိ၊ ဇီဝိတံ၊ မည်၏။ အနုပါလန လက္ခဏေ၊ သမ္ပယုတ်တရားတို့ကို စောင့်ရှောက်ခြင်း လက္ခဏာ၌။ ဣဒ္ဒဋ္ဌံ (သမ္ပ- ယုတ္တဓမ္မဟိ) ကာရေတိ၊ ဣတိ။ ဇီဝိတိန္ဒြိယံ၊ မည်၏။

ဟိရိဗလနိဒ္ဒေသေ၊ ၌။ ယံ တသ္မိံ သမယေတိ၊ ကား။ တသ္မိံ သမယေ၊ ကာမာဝစရကုသိုလ် သောမနဿသဟဂုတ် တိဟိတံ အသင်္ခါရိက မဟာစိတ်၏ ဖြစ်ရာ ထိုအခါ၌။ ယေန ဓမ္မေန၊ အကြင် တရားကြောင့်။ (ဟိရိယတိ-၌ စပ်။) ဝါ၊ တနည်း။ လိင်္ဂဝိပလ္လာသံ၊ ပုလ္လင်၏ နပုလ္လင် ပြောင်းလဲခြင်းကို။ ကတွာ။

၁။ ပုရိမပဒေ ရဿတ္တံ ကတံ။ ။ယပဓာတ်သည် မျှတခြင်းအနက်ကို ဟောရာ၌ စုနာဒိဂိုဏ်းဖြစ်၍ ဇောပစ္စည်းသက်ရသည်။ ထို ဇောပစ္စည်းကြောင့် ဝုဒ္ဓိလည်းရောက်ရ သည်။ ထို့ကြောင့် ယာပနာသည် သဒ္ဓါနည်းအားဖြင့် ပုဒ်ရင်းတည်း။ ယပနာကား တဓင်္ဂလာ ရဿပြုထားသော ပုဒ်ဖြစ်သည်။ ဤသို့ “ယပနာ” ဟု ဟောမှ သိနိုင်မည့် ပုဂ္ဂိုလ်ရှိသည့်အတွက် ရဿပြု၍ ဟောတော်မူရသည်။

တသ္မိံ သပယော ဌံ။ ယော ဓမ္မော သည်။ (ဟိရိယတိ။) ဣတိပိ၊ ဤသ္မိ
 လည်း။ အတ္ထော ဝေဒိတဗျော။ [နောက်နည်း၌ “ယံ” ကို လိဂံဝိပလ္လာသကြံ
 ၍ ဟိရိယတိ၏ ကတ္တား အဖြစ်ဖြင့် “ယော ဓမ္မော” ဟု ပါဠိတော်၌ အနက်
 ပေးပါ။] ဟိရိယံတဗျောနာတိ၊ ဟိရိယံတဗျောဟူသော သဒ္ဒါသည်။ ဥပယောဂ-
 တ္ထော၊ ဒုတိယာ ဝိဘတ်၏ အနက်၌။ ကရဏဝစနံ၊ ကရိုဏ်းဝိဘတ်ရှိသော သဒ္ဒါ
 တည်း။ ဟိရိယံတဗျယုတ္တကံ၊ ရှက်ထိုက်သည်၏ အဖြစ်နှင့် ယှဉ်သော။ ဝါ၊
 ရှက်ခြင်းနှင့် ယှဉ်သော။ ကာယဒုစရိတာဒိမ္မံ၊ ကာယဒုစရိုက် အစရှိသော
 တရားကို။ ဟိရိယတိ ဇိဂုစ္ဆတိ၊ စက်ဆုပ်တတ်၏။ ဣတိ အတ္ထော၊ နက်။
 [“ဟိရိယံတဗျော၊ စက်ဆုပ်ထိုက်သည်၏ အဖြစ်နှင့်။ (ဘာဝပုဗ္ဗာန။) တနည်း၊
 စက်ဆုပ်ခြင်းနှင့်။ (တဗ္ဗပစ္စည်း ဘောဟော။) ယုတ္တံ ဟိရိယံတဗျယုတ္တကံ၊
 သမာသန္တ က-ပစ္စည်း။]

ပါပကာနန္တိ၊ ကား။ လာမကာနံ၊ ယုတ်ညံ့ကုန်သော။ အကုသလာနံ ဓမ္မာ
 နန္တိ၊ ကား။ အကောသလ္လ သမ္ဘူတာနံ၊ ဉာဏ်ကြောင့် ကောင်းစွာဖြစ်သည်
 မဟုတ်ကုန်သော။ ဓမ္မာနံ၊ တို့သို့။ (သမာပတ္တိယာ-၌ စပ်။) သမာပတ္တိယာတိ
 ဣဒမ္ပိ၊ သမာပတ္တိယာ ဟူသော ဤ သဒ္ဒါသည်လည်း။ (ပိဖြင့် ဟိရိယံတဗျော
 ကို ပေါင်း။) ဥပယောဂတ္ထော ဌံ။ ကရဏဝစနံ၊ တည်း။ တေသံ ဓမ္မာနံ၊ ထို
 အကုသိုလ်တရားတို့ကို။ ဝါ၊ တို့သို့။ သမာပတ္တိံ၊ ကောင်းစွာရောက်ခြင်းကို။
 ပဋိလာဘံ၊ ရခြင်းကို။ သမဂီဘာဝံ၊ ပြည့်စုံသူ၏အဖြစ်ကို။ ဟိရိယတိ ဇိဂုစ္ဆတိ၊
 စက်ဆုပ်တတ်၏။ ဣတိ အတ္ထော၊ နက်။

ဩတ္တပ္ပလနိဒ္ဒေသေ၊ ဌံ။ ဩတ္တပ္ပိတဗျောနာတိ၊ ဩတ္တပ္ပိတဗျော ဟူသော
 သဒ္ဒါသည်။ ဟေတုတ္ထော၊ ဟိတ်အနက်၌။ ကရဏဝစနံ၊ တည်း။ ဩတ္တပ္ပိတဗ္ဗ-
 ယုတ္တကေန၊ ကြောက်လန့်ထိုက်သည်၏ အဖြစ်နှင့် ယှဉ်သော။ ဝါ၊ ကြောက်
 လန့်ခြင်းနှင့် ယှဉ်သော။ ဩတ္တပ္ပဿ၊ ၏။ ဟေတုဘူတေန၊ အကြောင်းဖြစ်၍
 ဖြစ်သော။ ကာယဒုစရိတာဒိနာ၊ ကာယဒုစရိုက် အစရှိသည် ကြောင့် လည်း

၁။ ဟိရိယံတဗျော။ “ဟိရိ” ဟူသော ဤ ကာရန္တဓာတ်သည် “လဇ္ဇနအနက်
 ဟော” ဟု ဓာတ်ကျမ်း၌ဆိုသော်လည်း ဤ၌ ဇိဂုစ္ဆတိတိ အတ္ထောကိုကြည့်၍ “ဇိဂုစ္ဆ-
 နတ္ထ” ဟု မှတ်ပါ။ သက္ကတ၌ ဟိရိဓာတ်သည် ပါဠိ၌ “ဟိရိ” ဟု ဖြစ်၏။ ဒါဒါဒိဂိ ခ်း
 ဖြစ်သောကြောင့် ယ-ပစ္စည်းသက်၍ “ဟိရိယံတဗျော၊ ဟိရိယတိ” ဟု ရှိရသည်။
 သက္ကတ၌ “ဟိ” ဟု ဧကသရဓာတ် ဖြစ်သောကြောင့် ပါဠိ၌ “ဟိရိ” ဟု အနေက-
 သရဓာတ် ဖြစ်သော်လည်း ဓာတုန်မချေရ။ ဥပမာ- “ဓဠေ” ဟူသော ဧကသရဓာတ်
 သည် ပါဠိ၌ “ဂိသေ” ဟု အနေကသရဓာတ် ဖြစ်သော်လည်း ဓာတုန် မကျေသကဲ့
 သို့တည်း။ [မူလဒီကာ၌ အဋ္ဌကထာနည်းမှ တနည်းဖွင့်ထားသေး၏။]

ကောင်း။ သြတ္တပုဿ၊ ၏။ ဟေတုဘူတာယ၊ အကြောင်းဖြစ်၍ ဖြစ်သော။
 ဝုတ္တပုကာရာယ၊ ဆိုအပ်ပြီးသော အပြားရှိသော။ သမာပတ္တိယာ စ၊ အကုသိုလ်
 တရားတို့သို့ ကောင်းစွာရောက်ခြင်းကြောင့် လည်းကောင်း။ သြတ္တပုတိ၊ ၏။
 ဘာယဘိ၊ ကြောက်တတ်၏။ ဣတိ အတ္ထော။ [သြတ္တပုတဗ္ဗေန၌ ဟိတ်အနက်
 ဖွင့်ခြင်းမှာ အဝပုဗ္ဗ+ဒိဝါဒိ တပ-ဓာတ်က ကြောက်ခြင်းအနက်ကို ဟော၍
 ထို ကြောက်ခြင်း အနက်က ဟိတ်ကို ငဲ့သောကြောင့်တည်း။ “တပ” ဟု
 ပ-ဒွေဘော် ဖြစ်ရခြင်း မှာလည်း ယ-ကို ပုဗ္ဗရုပ် ပြုသောကြောင့်တည်း။
 ဝုတ္တပုကာရ-ဟူသည် “ပါပကာနံ အကုသလာနံ ဓမ္မာနံ” ဟု ဆိုအပ်ပြီးသော
 အပြားတည်း။]

အလောဘနိဒ္ဒေသေ၊ ၌။ အလုပ္ပနက^၁ဝသေန၊ မလိုချင်ခြင်း၏ အစွမ်း
 ဖြင့်။ အလောဘော၊ မည်၏။ န လုပ္ပတိ၊ မလိုချင်တတ်။ ဣတိပိ၊ ကြောင့်
 လည်း။ အလောဘော၊ မည်၏။ ဣဒံ၊ ဤ အလောဘောဟူသော ပုဒ်သည်။
 အဿ၊ ထို အလောဘ၏။ သဘာဝပဒံ၊ တည်း။ အလုပ္ပနာတိ၊ ကား။ အလုပ္ပ-
 နာကာရော၊ မလိုချင်ခြင်းဟူသော အခြင်းအရာသည်။ (ဟောတိ။) လောဘ
 သမင်္ဂီပုဂ္ဂလော၊ လောဘနှင့်ပြည့်စုံသော ပုဂ္ဂိုလ်သည်။ လုပ္ပိတော နာမ၊ လုပ္ပိတ
 မည်၏။ လုပ္ပိတော၊ လောဘကြီးသူသည်။ န၊ မဟုတ်။ အလုပ္ပိတော၊ လောဘ
 ကြီးသူမဟုတ်။ အလုပ္ပိတဿ၊ လောဘမကြီးသူ၏။ ဘာဝေါ၊ ဖြစ်ကြောင်း ဖြစ်
 ရာတည်း။ အလုပ္ပိတတ္တံ၊ ရာ။ သာရာဂပဋိပက္ခတော၊ ပြင်းစွာ တပ်မက်ခြင်း၏
 ဆန့်ကျင်ဘက်၏ အဖြစ်ကြောင့်။ (ပြင်းစွာ တပ်မက်တတ်သော ရာဂ၏ ဆန့်
 ကျင်ဘက်၏ အဖြစ်ကြောင့်။) သာရာဂေါ၊ ပြင်းစွာ တပ်မက်တတ်သော ရာဂ
 သည်။ န၊ မဟုတ်။ အသာရာဂေါ၊ မဟုတ်။ [သာရာဂေါကို “သံ + ရာဂေါ”
 ဟု ပုဒ်ဖြတ်။ သံသည် ဘုသ-အနက်ဟော၊ နိဂ္ဂဟိတ်ချေ၊ သ၏ အ-ကို ဒီသပြု။
 ပဋိပက္ခတော နေရာ၌ “ပဋိက္ခေပတော” ဟု ရှိသည်ကား မကောင်း။]

အသာရဇ္ဇနာတိ၊ ကား။ အသာရဇ္ဇနာကာရော၊ ပြင်းစွာ မတပ်မက်ခြင်း
 ဟူသော အခြင်းအရာသည်။ (ဟောတိ။) အသာရဇ္ဇိတဿ၊ ပြင်းစွာ မတပ်မက်
 သော ပုဂ္ဂိုလ်၏။ ဘာဝေါ၊ တည်း။ အသာရဇ္ဇိတတ္တံ၊ ရာ။ န အဘိဇ္ဈာယတိ၊

၁။ အလုပ္ပနက။ ။ “အလုပ္ပနမေဝ အလုပ္ပနကံ” ဟု ဋီကာဖွင့်သောကြောင့်
 လုဘဓာတ်၊ ဒိဝါဒိ ယ ပစ္စည်း၊ ဘောဟောယုပစ္စည်းဖြင့် “လုပ္ပနံ” ဟု ပြီးပြီးနောက်
 “လုပ္ပနမေဝ လုပ္ပနကံ” ဟု သွက္ခ၌ က-ပစ္စည်းသက်။ န+လုပ္ပနကံ အလုပ္ပနကံ။
 [“ဗုသနကဝသေန ဖသေသံ” တုန်းကလည်း ဤနည်းရနိုင်၏။] ပါဠိတော်၌ “လုပ္ပနံ
 လောဘော၊ န+လောဘော အလောဘော” ဟု ပြု။ နောက်နည်း၌ကား “လုပ္ပိတိတိ
 ဓလောဘော” ဟု ကတ္ထုသုခိပြု၍ “န+လောဘော အလောဘော” ဟု ပြုပါ။

သူတပါးစည်းစိမ်ကို ရှေးရှုမကြံတတ်။ ဣတိ။ အနဘိဇ္ဈာ၊ မည်၏။ အလောဘော
 ကုသလမူလံတံ၊ ကား။ အလောဘသင်္ခါတံ၊ သော။ ကုသလမူလံ၊ ကုသိုလ်မူလ
 သည်။ ဟောတိ။ ဟိ၊ မှန်။ အလောဘော၊ သည်။ ကုသလာနံ၊ ကုန်သော။
 ဓမ္မာနံ၊ တို့၏။ ပစ္စယဋ္ဌေန၊ ဟေတုသတ္တိဖြင့် ကျေးဇူးပြုတတ်သည်၏ အဖြစ်
 ဟူသော အနက်ကြောင့်။ မူလံ၊ မူလတည်း။ ဣတိ။ ကုသလမူလံ၊ မည်၏။
 ကုသလဉ္စ၊ ကုသိုလ်လည်း ဟုတ်၏။ တံ၊ ထို ကုသိုလ်ဟူသည်။ ပစ္စယဋ္ဌေန၊
 ဟေတုသတ္တိဖြင့် ကျေးဇူးပြုတတ်သည်၏ အဖြစ်ဟူသော အနက်ကြောင့်။
 မူလဉ္စ၊ မူလလည်းဟုတ်၏။ ဣတိပိ၊ ကြောင့်လည်း။ ကုသလမူလံ၊ မည်၏။

အဒေါသ နိဒ္ဒေသေ၊ ဌ။ [“အဒေါသပဒ” ဟု “ပဒ” ပါသည်ကား အပို၊
 ရှေးနိဿယ၌လည်း မပါ။] အဒုဿနကဝသေန၊ မပျက်စီးခြင်း၏ အစွမ်းဖြင့်။
 အဒေါသော၊ မည်၏။ [“ဒုဿနံ ဒေါသော” ဟု ဘာဝသာဓနပြု၊ “န ဒေါ-
 သော အဒေါသော” ဟု ဆက်။] န ဒုဿတိ၊ မပျက်စီးတတ်။ ဣတိပိ၊ ကြောင့်
 လည်း။ အဒေါသော၊ မည်၏။ ဣဒံ၊ ဤ အဒေါသောဟူသော ပုဒ်သည်။
 အဿ၊ တို့ အဒေါသ၏။ သဘာဝပဒံ၊ တည်း။ အဒုဿနာတိ၊ ကား။
 အဒုဿနာကာရော၊ စိတ်၏ မပျက်ခြင်းဟူသော အခြင်းအရာသည်။ ဟောတိ။
 အဒုဿိတဿ၊ မပျက်သောစိတ်၏။ ဘာဝေါ၊ ဖြစ်ကြောင်း ဖြစ်ရာတည်း။
 အဒုဿိတတ္ထံ၊ ရာ။

ဗျာပါဒ ပဋိပက္ခတော၊ ဗျာပါဒ၏ ဆန့်ကျင်ဘက်၏ အဖြစ်ကြောင့်။
 ဗျာပါဒေါ၊ ဗျာပါဒသည်။ န၊ မဟုတ်။ ဣတိ။ အဗျာပါဒေါ၊ မည်၏။
 ကောဓဒုက္ခပဋိပက္ခတော၊ အမျက်ထွက်ခြင်းဟူသော ဒုက္ခ၏ ဆန့်ကျင်ဘက်၏
 အဖြစ်ကြောင့်။ ဗျာဗဇ္ဈော၊ လွန်စွာနှိပ်စက် ဖျက်ဆီးတတ်သော ဒုက္ခသည်။

၁။ အဒေါသော။ ။ ဒိဝါဒိ ဒုသဓာတ်သည် အပွိုတိ-မနှစ်သက်ခြင်း၊ ဝိဂတ-ပင်ကို
 သဘောမှ ကင်းခြင်းဟူသော ပျက်စီးခြင်း၊ ဤ ၂-နက်ကို ဟော၏။ ဤနေရာ၌ ဝိဂတ
 အနက်ကို ယူ၍ပေးလိုက်သည်။ “အဒုဿနကဝသေန၊ မနှစ်သက် မဟုတ် နှစ်သက်
 ခြင်း၏ အစွမ်းဖြင့် ဟု လည်းကောင်း၊ “နဒုဿတိ၊ မနှစ်သက် မဟုတ် နှစ်သက်တတ်၏”
 ဟုလည်းကောင်း ဤသို့လည်း အပွိုတိအနက် ပေးနိုင်သည်။ ရှေးနိဿယ၌ “အဒုဿန-
 ဝသေန၊ မပြစ်မှားခြင်း၏ အစွမ်းဖြင့်” ဟု လည်းကောင်း၊ “န ဒုဿတိ၊ မပြစ်မှားတတ်”
 ဟု လည်းကောင်း ပေးလေသည်။

၂။ အဗျာပါဒေါ။ ။ ဝိ-အာ-ပုဗ္ဗ ပဒ-ဓာတ်၊ ဣ ပစ္စည်း။ ဝိရူပံ+အာပဇ္ဇတိ
 ဧတေနာတိ ဗျာပါဒေါ-စိတ်၏ ဖောက်ပြန်ခြင်းကို ချောက်ကြောင်း ဒေါသ။ ကရဏသာဓိ
 ရရာပုဒ်၌ ဟေတုကတ္ထုသာဓိလည်း ရနိုင်၏။ ထို့ကြောင့် ကာရိတ်အကျေကြီး၍ “ဝိရူပံ
 အာပါဒေတိတိ ဗျာပါဒေါ” ဟုလည်း ပြုရ၏။ န+ဗျာပါဒေါ အဗျာပါဒေါ။

န၊ မဟုတ်။ ဣတိ။ အဗျာဗဇ္ဈော၊ မည်၏။ အဒေါသသင်္ခါတံ၊ သော။ ကုသလမူလံ၊ ကုသိုလ်တို့၏ မူလသည်။ ဝါ၊ ကုသိုလ်ဖြစ်သော မူလသည်။ အဒေါသော၊ အဒေါသ ဟူသော။ ကုသလမူလံ၊ ကုသလမူလ မည်၏။ တံ၊ ထို ကုသလမူလံ ဟူသောပုဒ်သည်။ ဝုတ္တတ္ထမေဝ၊ ဆိုအပ်ပြီးသော အနက် ရှိသည်သာ။

ကာယပဿဒ္ဓိ နိဒ္ဒေသာဒိသု၊ ကာယပဿဒ္ဓိ နိဒ္ဒေသ အစရှိသည်တို့၌။ ယသ္မာ၊ ကြောင့်။ ကာယောဘိ၊ ကာယော ဟူသောပုဒ်ဖြင့်။ တယော၊ ကုန်သော။ ခန္ဓာ၊ စေတသိက်ခန္ဓာတို့ကို။ အဓိပ္ပေတော၊ အလိုရှိအပ်ကုန်၏။ တသ္မာ၊ ကြောင့်။ ဝေဒနာက္ခန္ဓဿာတံ အာဒိ၊ ဝေဒနာက္ခန္ဓဿ အစရှိသောစကားရပ်ကို။ (ဘဂဝ တာ) ဝုတ္တံ။ တောယ၊ ဤ သဘောတရားဖြင့်။ တေ ဓမ္မာ၊ ထို သမ္မယုတ်တရား တို့သည်။ ပဿမ္ဘန္တိ၊ ငြိမ်းအေးကုန်၏။ ဝိဂတဒရထာ၊ ကင်းသော ကိလေသာ အပူ ရှိကုန်သည်။ သမဿာသပ္ပတ္တာ၊ လွန်စွာ သက်သာခြင်းသို့ ရောက်ကုန်သည်။ ဘဝန္တိ။ ဣတိ၊ ထိုသို့ သမ္မယုတ်တရားတို့၏ ငြိမ်းအေးကြောင်း၏ အဖြစ် ကြောင့်။ (သာ ဓမ္မဇာတိ။) ပဿဒ္ဓိ၊ မည်၏။ ဒုတိယပဒံ၊ ပထံပဿဒ္ဓိဟူသော ဒုတိယပုဒ်ကို။ ဥပသဂ္ဂဝသေန၊ ပထံ-ဥပသာရ၏ အစွမ်းဖြင့်။ ဝနိတံ၊ တိုးပွား စေတော်မူအပ်ပြီ။ ပဿမ္ဘနာတိ၊ ကား။ ပဿမ္ဘနာကာရော၊ ကိလေသာအပူ တို့၏ ငြိမ်းအေးခြင်းဟူသော အခြင်းအရာသည်။ ဟောတိ။ ဒုတိယပဒံ၊ ပထံ

၁။ အဗျာဗဇ္ဈော။ ။ဗာဓဓာတ်သည်တားမြစ်ခြင်း၊ ညှဉ်းဆဲခြင်းနှိပ်စက်ခြင်း အနက် ကို ဟော၏။ ဝိသေသေန အာ (ဘုသော) ဗာဓတိတိ ဗျာဗာဓော = မိမိကိန်းရာ သတ္တဝါ ကိုလည်းကောင်း၊ စိတ်ကိုလည်းကောင်း အထူးအားဖြင့် အလွန်နှိပ်စက်တတ်သောတရား။ ဗျာဗာဓောယေဝ ဗျာဗဇ္ဈော၊ သွတ္တံ၌ ဣပစ္စည်းသက်။ ဤ ဗျာဗဇ္ဈသဒ္ဓါသည် “ဒုက္ခ” ဟူသောအနက်ကို ဟော၏။ ထိုဒုက္ခသည် ကာယိကဒုက္ခ စေတသိကဒုက္ခဟု ၂-မျိုး ရှိ၏။ ထိုဒုက္ခ ၂-မျိုးလုံးကို ယူမည်စိုး၍ “ကောဓ” ဟု ဝိသေသနပြုသည်။ ဒေါသ စေ တသိက် တည်းဟူသော စေတသိကဒုက္ခ-ဟူလို။ “အ” သဒ္ဓါသည် ပဋိပက္ခအနက် ဟော၊ ထို့ကြောင့် “ကောဓဒုက္ခ ပဋိပက္ခတော” ဟု ဟိတ်ထည့်သည်။ [မူလဒီကာ၌ ကမ္မသာဓန တနည်းပြသေး၏။ ထိုနိဿယ၌ ရှုပါ။]

မှတ်ချက်။ ။စာအုပ်များ၌ “အဗျာဗဇ္ဈော” ဟု ပစောက် တပဒိယက္ခရာ ၉ ၂-လုံး ဖြင့်ချည်း ရှိ၏။ ထိုပါဠိသည် “ကောဓဒုက္ခ” ဟူသော ဟိတ်ပါဠိကိုထောက်၍ မသင့်။ ဘာကြောင့်နည်း။ ဗျာဗဇ္ဈသဒ္ဓါသည် ဗျာပါဒ (ဒေါသ) ကို တိုက်ရိုက်ဟောသောကြောင့် လည်းကောင်း၊ ထိုဗျာပါဒကိုဟောလျှင် ရှေ့အဗျာပါဒေါနှင့် အနက်တူနေသောကြောင့် လည်းကောင်းတည်း။ [ဗျာဗာဓနဋ္ဌေန ဗျာဗာဓော၊ ဗျာဗာဓောဝ ဗျာဗဇ္ဈံ၊ ဒုက္ခန္တိ အတ္ထော။ -ဘေသဇ္ဇပစ္စဝေက္ခဏာ-အဖွင့်၊ ဝိသုဒ္ဓိမဂ်မဟာမူကား။]

ပဿမ္မနာဟူသော ဒုတိယပုဒ်ကို။ ဥပသက္ကဝသေန ဝဇိတံ။ ပဿဒ္ဓိသမဂ္ဂိတာ-
 ယ၊ ပဿဒ္ဓိနှင့် ပြည့်စုံသည်၏ အဖြစ်ကြောင့်။ ပတိပုဿမ္ဘိတဿ၊ ငြိမ်းအေး
 ပြီးသော။ ခန္ဓတ္ထယဿ၊ စေတသိက် ခန္ဓာ သုံးပါးအပေါင်း၏။ ဘာဝေါ၊
 ဖြစ်ကြောင်းဖြစ်ရာတည်း။ ပတိပုဿမ္ဘိတတ္ထံ၊ ငြိမ်းအေးပြီးသော စေတသိက်
 ခန္ဓာသုံးပါးအပေါင်း၏ ဖြစ်ကြောင်းဖြစ်ရာ။ သဗ္ဗပဒေဟိပိ၊ ပဿဒ္ဓိ ပတိ-
 ပဿဒ္ဓိ အစရှိသော အလုံးစုံသော ပုဒ်တို့ဖြင့်လည်း။ တိဏ္ဏံ၊ ကုန်သော။ ခန္ဓာနံ၊
 တို့၏။ ကိလေသဒရထ ပတိပဿဒ္ဓိ ဝေ၊ ကိလေသာအပူတို့၏ ငြိမ်းအေးခြင်း
 ကိုသာ။ ကထိတာ၊ ဟောတော်မူအပ်ပြီ။ ဒုတိယနယေန၊ ဖြင့်။ ဝိညာဏက္ခန္ဓဿ၊
 ၏။ ဒရထပတိပဿဒ္ဓိ ဝေ၊ ကိလေသာအပူတို့၏ငြိမ်းအေးခြင်းကိုသာ။ ကထိဟာ။

လဟုတာတိ၊ ကား။ လဟုတာကာရော၊ လျင်မြန်သည်၏ အဖြစ်ဟူသော
 အခြင်းအရာသည်။ (ဟောတိ။) [စေတသိက် ခန္ဓာအပေါင်း၏ ဘဝင်အစဉ်မှ
 လျင်မြန်စွာ ထနိုင်ခြင်းကို ကာယဿလဟုတာ ဟု ဆိုသည်။] လဟု ပရိဏာမ-
 တာတိ(တ္ထေ)၊ ဌ။ (ဝစနတ္ထော ဝေ ဝေဒိတဗ္ဗော။) စေတသံ ဓမ္မာနံ၊ ဤတရား
 တို့၏။ လဟု၊ လျင်မြန်သော။ ပရိဏာမော၊ ပြောင်းလဲခြင်းသည်။ အတ္ထိ။
 ဣတိ၊ ကြောင့်။ (တေ ဓမ္မာ။) လဟုပရိဏာမာ၊ တို့မည်၏။ တေသံ၊ ထို လျင်
 မြန်သော ပြောင်းလဲခြင်းရှိသော တရားတို့၏။ ဘာဝေါ၊ ဖြစ်ကြောင်းဖြစ်ရာ
 တည်း။ လဟုပရိဏာမတာ၊ ရာ။ သီသံ သီသံ၊ လျင်စွာ လျင်စွာ။ ပရိဝတ္တန
 သမတ္တတာ၊ အဖန်ဖန်ဖြစ်ခြင်း၌ စွမ်းနိုင်သည်၏အဖြစ်တည်း။ ဝါ၊ ပြောင်းလဲ
 ခြင်း၌ စွမ်းနိုင်သည်၏အဖြစ်တည်း။ ဣတိ ဝုတ္တံ ဟောတိ။

၁။ လဟုပရိဏာမတာ။ ။ “လဟု+ပရိဏာမော” ဟု ၂-ပုဒ်ခွဲ၍ ဗဟုဗျိဟိသမာသံ
 ပြု။ လဟုပရိဏာမာနံ+ဘာဝေါ လဟုပရိဏာမတာ။ လဟုအရ ‘သီသံ သီသံ’ ဟု
 လည်းကောင်း၊ ပရိဏာမတာအရ ‘ပရိဝတ္တနသမတ္တတာ’ ဟု လည်းကောင်း အနက်
 ဖွင့်သည်။ ထိုသို့ ဖွင့်သဖြင့် ပရိပုဗ္ဗ နမုဓာတ်သည် ပရိဝတ္တန (ပြောင်းလဲခြင်း) အနက်
 ဟောဟု ပြ၏။ ပရိဝတ္တန- အဖန်ဖန်ဖြစ်ခြင်းဟူသည် ကုသိုလ်ကံစွကို ပြုရာ၌ လည်း
 ကောင်း၊ အနိစ္စ-စသည်ဖြင့် ဝိပဿနာကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌လည်းကောင်း ထိန မိဒ္ဓ
 ပြဋ္ဌာန်းသော အကုသိုလ်စိတ်တို့ကဲ့သို့ ထိုင်းမှိုင်း လေးတွဲခြင်းမရှိပဲ ရှေးဝီထိနှင့်နောက်
 ဝီထိအကြား၌ ဘဝင်များစွာ မခြားအောင် ထပ်ကာထပ်ကာ ဖြစ်နိုင်ခြင်းတည်း။ ထို
 ဖြစ်နိုင်ခြင်းကိုပင် ရှေးဝီထိမှ ပြောင်းလွှဲ၍ နောက်ဝီထိဘု ဖြစ်ခြင်းကြောင့် ပရိဝတ္တနဟု
 ခေါ်ရသည်။ ရှေးနိဿယ၌ ပရိဏာမ၊ ပရိဝတ္တနတို့ကို “ပြန်ခြင်း” ဟု ပေးသည်။ ထို
 ပြန်ခြင်းဟူသည် ထပ်ပြန်တလဲလဲ ဖြစ်ခြင်းပင်တည်း။ ။ ထိနမိဒ္ဓာဒိ ပဋိပက္ခဘာဝေန ကု-
 သလကမ္မေ အနိစ္စာဒိမနသိကာရေ စ သီသံ သီသံ ပရိဝတ္တနသမတ္တတာ လဟုပရိဏာ-
 မတာ။-နိကာ။]

အဒန္တတာတိ ဧတံ၊ အဒန္တတာဟူသော ဤ သဒ္ဒါသည်။ ဂရုဘာဝပဋိက္ခေပ
 ဝစနံ၊ လေးနှေးသည်၏ အဖြစ်ကို ပယ်ကြောင်းသဒ္ဒါသည်။ အဘာရိယတာ၊
 ဝန်ပလေးသည်၏ အဖြစ်သည် ။ဟောတိ။ ဣတိ အတ္ထော၊ နက်။ [“အဒန္တန
 တာ”ဟု စာအုပ်တို့၌ ရှိ၏။ “အဒန္တန”ဟူသောပါဠိကို မတွေ့ဖူးပါ။ ဒဓိဓာတ်၊
 အ-ပစ္စည်း၊ “ဒန္တော”ဟု ပြီးစေ၍ “နတ္ထိ ဒန္တော ဧတေသံတိ အဒန္တာ၊ အဒန္တာနံ
 ဘာဝေါ အဒန္တာ”ဟု ရှိလျှင်ကောင်းသည်။] အဝိတ္ထန္တနာတိ၊ ကား။ မာနာဒိ
 ကိလေသဘာရဿ၊ မာန-အစရှိသော ကိလေသာဝန်၏။ အဘာဝစန၊ မရှိ
 ခြင်းကြောင့်။ အထဒ္ဒတာ၊ မခက်ထန်သည်၏အဖြစ်သည်။ ဟောတိ။ [စာအုပ်
 တို့၌ “အဝိတ္ထနတာ”ဟု ရှိ၏။ “ဝိတ္ထန”ဟု ပါဠိ မရှိ။ ဝိပုဗ္ဗ-ထဘိဓာတ်၊ ယု
 ပစ္စည်းဖြင့် “ဝိတ္ထန္တန”ဟုသာ ရှိ၏။ ထို ထဘိဓာတ်နောင် တ[ပစ္စည်းသက်လျှင်
 “ထဒ္ဒ”ဟု ဖြစ်၏။ ထို့ကြောင့် “အဝိတ္ထန္တနတာ”ဟု သံဝဏ္ဏတဗ္ဗ၌ လည်း
 ကောင်း၊ “အထဒ္ဒတာ”ဟု သံဝဏ္ဏနာ၌လည်းကောင်း ရှိမှသင့်မည်ထင်သည်။]
 ဧဝံ၊ သို့လျှင်။ ပဌမေန၊ ပထမ ပုဒ်ဖြင့်။ တိဏ္ဏံ၊ ကုန်သော။ ခန္ဓာနံ၊ စေတသိက်
 ခန္ဓာတို့၏။ လဟုတာကာရော၊ လျင်မြန်ကုန်သည်၏အဖြစ်ဟူသော အခြင်းအရာ
 ကို။ ကထိတော၊ ဟောတော်မူအပ်ပြီ။ ဒုတိယေန၊ ဒုတိယပုဒ်ဖြင့်။ ဝိညာဏ-
 ကုန္ဓဿ၊ ၏။ လဟုတာကာရော ကထိတော။

မုဒုတာတိ၊ ကား။ မုဒုဘာဝေါ၊ နူးညံ့သည်၏အဖြစ်သည်။ ဟောတိ။ မဒ္ဒဝ
 တာတိ (တ္ထေ)၊ သိနိဒ္ဒံ၊ ပြေပြစ်သော။ မဒ္ဒံ၊ ညက်ညောသော စိတ်ကို။ မဒ္ဒဝံ၊
 မဒ္ဒဝ ဟူ၍။ ဝုစ္စတိ၊ ၏။ မဒ္ဒဝဿ၊ ပြေပြစ် ညက်ညောသော စိတ်၏။
 ဘာဝေါ၊ တည်း။ မဒ္ဒဝတာ၊ ရာ။ [“မုဒုနော+ဘာဝေါ မဒ္ဒဝံ”ဟု ဝိဂြိုဟ်
 ပြုရသော်လည်း အထင်ရဋ္ဌိအားဖြင့် စိတ်ကို အရကောက်ရသောကြောင့် “ဝုစ္စတိ
 သိနိဒ္ဒံ မဒ္ဒံ”ဟု ဝုစ္စတိသဒ္ဒါဖြင့် ဆိုသည်။] အကက္ခန္ဓတာတိ၊ ကား။ အကက္ခန္ဓ
 ဘာဝေါ၊ မကြမ်းတမ်းသော စိတ်၏အဖြစ်သည်။ ဟောတိ။ ဣဓာပိ၊ ဤ မုဒုတာ
 နိဒ္ဒေသ၌လည်း။ ပုရိမနယေန၊ ဖြင့်။ တိဏ္ဏံ ခန္ဓာနံ၊ တို့၏။ (မုဒုတာကာရော၊
 နူးညံ့သည်၏အဖြစ်ဟူသော အခြင်းအရာကို။ ကထိတော၊ ပြီ။) ပစ္စိမနယေန။
 ဝိညာဏကုန္ဓဿ၊ ၏။ မုဒုတာကာရောဝ၊ ကိုသာ။ ကထိတော။

ကမ္မညတာတိ၊ ကား။ ကမ္မနိ၊ ကောင်းသော အမှု၌။ သာဓုတာ၊ ကောင်း
 သည်၏ အဖြစ်သည်။ ဟောတိ။ ကုသလကိရိယာယ၊ ကုသိုလ်ကို ပြုခြင်း၌။ ဝိနိ
 ယောဂက္ခမတာ၊ ယှဉ်စပ်ခြင်း၌ ခံသည်၏အဖြစ်တည်း။ ဣတိ အတ္ထော၊ နက်။
 [“ကုသိုလ် အပျာကတဆိုင်ရာ ကောင်းသောအလုပ်၌ ကောင်းမွန်ခန့်ညားသော
 တရား”ဟုလို။ “ကမ္မနိ+သာဓု ကမ္မညံ၊ ကမ္မညဿ ဘာဝေါ ကမ္မညတာ”ဟု
 ပြု။] သေသပဒဒ္ဒယံ၊ ကြွင်းသော ကမ္မညတ္တံ ကမ္မညဘာဝေါဟူသော ပုဒ် ၂-ပါး

အပေါင်းကို။ ဗျဉ္ဇနဝသေန၊ တ္ထသဒ္ဓါ ဘာဝသဒ္ဓါတို့၏ အစွမ်းဖြင့်။ ဝစိုတံ၊
 ဟိ၊ မှန်။ ပဒဒ္ဓယေနာပိံ၊ ပုဒ် ၂-ပါး အပေါင်းဖြင့်လည်း။ ပုရိမနယေန၊ ဖြင့်။
 တိဏ္ဏံ။ ခန္ဓာနံ၊ တို့၏။ (ကမ္မနိယာကာရော၊ ကောင်းသော အမှု၌ ခံသည်၏
 အဖြစ်ဟူသော အခြင်းအရာကို။ ကထိတော။) ပစ္စိမနယေန၊ ဖြင့်။ ဝိညာဏ-
 ကန္ဓဿ၊ ၏။ ကမ္မနိယာကာရော၊ ကိုသာ။ ကထိတော၊ ပြီ။

ပဂုဏတာတိ၊ ကား။ ပဂုဏဘာဝေါ၊ ပြုံးတီး လေ့လာသည်၏ အဖြစ်သည်။
 (ဟောတိ။) အနာတုရတာ၊ မကျင့်နာသည်၏ အဖြစ်တည်း။ နိဂ္ဂိုလာနတာ၊
 ဂိလာန မဟုတ်သည်၏ အဖြစ်တည်း။ ဣတိ အတ္ထော၊ နက်။ [ဤ ပဂုဏတာ
 ပုဒ်၏ သဒ္ဓတ္ထကို သင်္ဂြိုဟ်ဘာသာဋီကာ ကာယပါဂုညတာအဖွင့်၌ ပြထားပြီ။]
 သေသပဒဒ္ဓယံ၊ ကြွင်းသော ပဂုဏတ္တံ ပဂုဏဘာဝေါဟူသော ပုဒ် ၂-ပါး
 အပေါင်းကို။ ဗျဉ္ဇနဝသေန၊ တ္ထသဒ္ဓါ ဘာဝသဒ္ဓါတို့၏ အစွမ်းဖြင့်။ ဝစိုတံ။
 ဣသာပိ၊ ဤ ပါဂုညတာ နိဒ္ဒေသ၌လည်း။ ပုရိမနယေန တိဏ္ဏံ ခန္ဓာနံ (နိဂ္ဂိုလာနာ
 ကာရော၊ မကျင့်နာကုန်သည်၏ အဖြစ်ဟူသော အခြင်းအရာကို။ ကထိတော။)
 ပစ္စိမနယေန ဝိညာဏကန္ဓဿ။ နိဂ္ဂိုလာနာကာရော၊ ကိုသာ။ ကထိတော။

ဥဇုကတာတိ၊ ကား။ ဥဇုကဘာဝေါ၊ ဖြောင့်မတ်သည်၏ အဖြစ်သည်။
 (ဟောတိ။) ဥဇုကေန၊ သော။ အာကာရေန၊ အခြင်းအရာအားဖြင့်။ ပဝတ္တန-
 တာ၊ ဖြစ်သည်၏အဖြစ်တည်း။ ဣတိ အတ္ထော၊ နက်။ ဥဇုကဿ၊ သော။
 ခန္ဓတ္တယဿ၊ ခန္ဓာသုံးပါးအပေါင်း၏ လည်းကောင်း။ ဝိညာဏကန္ဓဿ၊ ၏
 လည်းကောင်း။ ဘာဝေါ၊ တည်း။ ဥဇုကတာ၊ ဖြောင့်မတ်သောတရား၏ ဖြစ်
 ကြောင်းဖြစ်ရာ။ အဇိမ္မတာတိ၊ အဇိမ္မတာဟူသော သဒ္ဓါသည်။ ဂေါမုတ္တဝင်္ဂ-
 ဘာဝပဋိက္ခေပေါ၊ နွားကျင်ကောက်ကဲ့သို့ ကောက်သည်၏အဖြစ်ကို ပယ်ရှား
 ကြောင်းသဒ္ဓါတည်း။ အဝင်္ဂတာတိ၊ ဟူသောသဒ္ဓါသည်။ စန္ဒလေခါ ဝင်္ဂဘာဝ
 ပဋိက္ခေပေါ၊ လရေးကောက်ကဲ့သို့ ကောက်သည်၏အဖြစ်ကို။ ပ။ သဒ္ဓါတည်း။
 အကုဋ္ဌိလတာတိ၊ ဟူသောသဒ္ဓါသည်။ နဂ်လကောဋ္ဌိ ဝင်္ဂဘာဝ ပဋိက္ခေပေါ။

၁။ ပဒဒ္ဓယေနာပိံ ဟိ။ ။ “ဟိ” ဟု ဒဠိဇောတကဖြင့် တက်လာသော်လည်း ရှေ့
 စကားကိုထောက်ခံသော အခြင်းအရာကို မတွေ့ရ။ ပါဠိရှိအတိုင်းသာဆိုလျှင် ပဒဒ္ဓယေန
 ပုရိမနယေန ၂-ပုဒ်လုံးပင် ကထိတော၌ စပ်ချမည်ဖြစ်၍ ကထိတောအတွက် ကရိုဏ်း
 ၂-ခုရှိခြင်းမှာ မကောင်း။ ရှေး၌ “ဧဝံ ပဌမပဒေန” ဟု လည်းကောင်း၊ ဣဓာပိ ပုရိမနယေန
 န” ဟု လည်းကောင်း။ ကရိုဏ်းတမျိုးစီသာ ရှိခဲ့၏။ ထို့ကြောင့် စာကျနေဟန်တူသည်။
 ဤသို့ရှိလျှင် ကောင်း၏။ “ပဒဒ္ဓယေနာပိံ ဟိ ကုသလကိရိယာယ ဝိနိယောက္ခမတာ-
 ယေဝ ဝုတ္တာ” ဟု ဒဠိဝါကျ ရှိစေ၍ “ဣဓာပိ ပုရိမနယေန” စသည်ဖြင့် ရှိသင့်မည်
 ထင်သည်။

ထယ်တုံး၏ အဖျားကောက်ခြင်းကဲ့သို့ ကောက်သည်၏အဖြစ်ကို ပယ်ရှား
ကြောင်း သဒ္ဒါတည်း။

ဟိ၊ ချဲ့။ ယော၊ အကြင် ပုဂ္ဂိုလ်သည်။ ပါပံ၊ မကောင်းမှုကို။ ကတွာဝ၊
ပြုပြီး၍သာ။ န ကရောမိ၊ မပြုပါ။ ဣတိ၊ သို့။ ဘာသတိ၊ လိမ်၍ပြော၏။
သော၊ ထို ပုဂ္ဂိုလ်သည်။ ဂန္ဓာ၊ သွား၍။ ပစ္စောသက္ကနတာယ၊ တဖန် ဆုတ်
နှစ်တတ်သည်၏ အဖြစ်ကြောင့်။ ဂေါမုတ္တဝကော နာမ၊ နွားကျင်ကောက်
ကဲ့သို့ ကောက်သူမည်သည်။ ဟောတိ၊ ယော ပါပံ။ ကရောန္ဓောဝ၊ ပြုလျက်
သာ။ (အပြုသားနှင့်ပင်။) 'အဟံ၊ သည်။ (ငါဖြင့်။) ပါပဿ၊ မှ။ ဘာယာမိ၊
ကြောက်ပါ၏။ ဣတိ၊ ဘာသတိ၊ ညာ၍ပြော၏။ သော၊ သည်။ ယောဘု-
ယျေန၊ အားဖြင့်။ ကုဋိလတာယ၊ ကောက်သည်၏ အဖြစ်ကြောင့်။ စန္ဒလေခါ
ဝကော နာမ၊ လရေးကောက်ကဲ့သို့ ကောက်သူမည်သည်။ ဟောတိ၊ ယော
ပါပံ။ ကရောန္ဓောဝ၊ ပြုလျက်သာ။ 'ကော၊ အဘယ်သူသည်။ ပါပဿ၊ မှ။
န ဘာယေယျ၊ မကြောက်ပဲ ရှိပါအံ့နည်း။ ဣတိ၊ ဘာသတိ၊ ပရိယာယ်ဖြင့်

၁။ ဂန္ဓာ ပစ္စောသက္ကနတာယ။ ။ပါပံ ကတွာ-အရ မကောင်းမှုကိုပြုခြင်းကို ရည်
ရွယ်၍ "ဂန္ဓာ" ဟုဆိုသည်။ န ကရောမိတိ ဘာသတိ-အရ မပြုပါဟု မိမိအမှုကို ဖုံးခြင်းကို
"ပစ္စောသက္ကန-တဖန် ပြန်၍ ဆုတ်ခြင်း" ဟု ဆို၏။ ပြုလျက်သားနှင့် မပြုဟု ဖုံးခြင်းသည်
မာယာသဘောတည်း။ ထို့ကြောင့် "ပစ္စောသက္ကနဘာဝေန ပဝတ္တံ အကုသလမေဝ
ပစ္စောသက္ကနံ" ဟု ဋီကာ၌လည်းကောင်း။ "ပစ္စောသက္ကနံ မာယာ" ဟု အနုဋီကာ
၌ လည်းကောင်း မိန့်သည်။ ထိုကဲ့သို့ ဂန္ဓာ ပစ္စောသက္ကန အမှုသည် နွားကျင်ကောက်
နှင့်တူ၏။ နွားတို့သည် သွားယင်း ကျင်ငယ်စွန့်သောအခါ ဝဲဘက်ကခြေ မြှောက်လျှင်
ဝဲဘက်သို့ ကျင်ငယ်ကြောင်း ကောက်သွား၏။ တဖန် ယာဘက်ခြေ မြှောက်ပြန်သော်
ယာဘက်သို့ ကျင်ငယ်ကြောင်း ပြန်လာပြန်၏။ ဤနည်းအားဖြင့် တလမ်းလုံး ကောက်
၍ချည်း နေသောကြောင့် ထို ဂန္ဓာ ပစ္စောသက္ကန ပြုသူကို "ဂေါမုတ္တဝကံနှင့် တူ
သူ" ဟု ဆိုသည်။ [၃-ဒွါရလုံး မစင်ကြယ်သူလည်း အကောက်တွေ များလှသော
ကြောင့် "ဂေါမုတ္တဝကံနှင့် တူ၏" ဟု နောက်တနည်း ပြသည်။]

၂။ ဘာယာမဟံ ပါပဿ။ ။မကောင်းမှုကို ပြုလျက်သားနဲ့ "ဒွါများတော့
မကောင်းမှုမှ ကြောက်ပါ၏" ဟု ပြောဆိုသူသည် ဂန္ဓာ ပစ္စောသက္ကနလောက်
မကောက်သောကြောင့် "သုံးရက်လအရေး၏ ခပ်ကွေးကွေး ကောက်ခြင်းနှင့် တူ၏"
ဟု ဆိုသည်။ [၃-ဒွါရတို့တွင် ဒွါရ ၂-ပါး မစင်ကြယ်သူသည်လည်း လ-အရေးဝယ်
အစ ၂-ဘက်က ကောက်နေသည်နှင့် တူသောကြောင့် "စန္ဒလေခါဝကံ" ဟု နောက်
တနည်း ပြသည်။]

၃။ ကော ပါပဿ န ဘာယေယျ။ ။မကောင်းမှုကို ပြုလျက်ပင် "ဘယ်သူသည်
မကောင်းမှုမှ မကြောက်ပဲ ရှိပါမည်လဲ" ဟု ပြောသူကား သူမပြုဟု ဖုံးရာမရောက်၊
မလွှဲသာ၍ ပြုမိသည်ဟု ဝန်ခံရာရောက်၏။ ထို့ကြောင့် အလွန်အမင်း မကောက်ရကား

ပြော၏။ သော၊ ထိုသူသည်။ နာတိ ကုဋိလတာယ၊ အလွန် မကောက်သည်၏ အဖြစ်ကြောင့်။ ဝါ၊ မကောက်လွန်းသည်၏အဖြစ်ကြောင့်။ နဂ်လကောဋိ-ဝကော နာမ၊ ထယ်တုံး၏ အဖျားကောက်ခြင်းကဲ့သို့ ကောက်သူမည်သည်။ ဟောတိ။ ဝါ၊ တနည်း။ ယဿ၊ အကြင်ပုဂ္ဂိုလ်၏။ တိဏိ၊ ကုန်သော။ ကမ္မ-ဒ္ဒါရာနိကံ၏ ဖြစ်ကြောင်း ဒွါရတို့သည်။ အသုဒ္ဓါနိ၊ မစင်ကြယ်ကုန်။ သော၊ သည်။ ဂေါမုတ္တဝကော နာမ ဟောတိ။ ယဿ၊ ၏။ ယာနိ ကာနိစိ၊ အမှတ်မထား တပါးပါးကုန်သော။ ဒွေ၊ ကုန်သော။ (ကမ္မဒ္ဒါရာနိ အသုဒ္ဓါနိ။) သော၊ သည်။ စန္ဒလေခါဝကော နာမ ဟောတိ။ ယဿ၊ ၏။ ယံကိဉ္စ၊ အမှတ်မထား တပါးပါးသော။ ဧကံ၊ တပါးသောကမ္မဒ္ဒါရသည်။ (အသုဒ္ဓါ မစင်ကြယ်။) သော၊ သည်။ နဂ်လကောဋိဝကော နာမ ဟောတိ။

ပန၊ ဝါဒန္တရကား။ ဒီဃဘာဏကာ၊ ဒီဃနိကာယ်ကို ရွတ်အံကြကုန်သော ထေရ်တို့သည်။ (ဒီဃနိကာယ်ဆောင် ထေရ်တို့သည်။) အာဟု၊ ကုန်ပြီ။ (ကိံ။) ဧကေစော၊ အချိုသော။ ဘိက္ခု၊ သည်။ သဗ္ဗဝယေ၊ အလုံးစုံသော အရွယ် ၃-ပါး၌။ ဧကဝိသတိယာ၊ သော။ အနေသနာသု၊ မသင့်သော ရှားမှီးခြင်း တို့၌လည်းကောင်း။ ဆသု၊ ကုန်သော။ အဂေါစရေသု စ၊ ကျက်စားရာ မဟုတ်သော အရပ်တို့၌ လည်းကောင်း။ စရတိ၊ လှည့်လည်၏။ အယံ (ဘိက္ခု)၊ ဤရဟန်းသည်။ ဂေါမုတ္တဝကော နာမ ဟောတိ။ ဧကော၊ အချိုသော။ (ဘိက္ခု၊ သည်။) ပဌမဝယေ၊ ၌။ စတုပါရိသုဒ္ဓိသီလံ၊ ကိံ။ ပရိပူရေတိ၊ ပြည့်စေ၏။ ဝါ၊ ဖြည့်ကျင့်၏။ လဇ္ဇိ၊ မကောင်းမှုမှ ရှက်ခြင်းရှိသည်။ ကုက္ကုစ္စကော၊ အပ်လေသလော မအပ်သလော ဟု တွေးတော စဉ်းစား တတ်သော ကုက္ကုစ္စရှိသည်။ သိက္ခာကာမော၊ သိက္ခာသုံးပါးကို လိုလားသည်။ ဟောတိ။ မဇ္ဈိမဝယ ပစ္ဆိမဝယေသု၊ တို့၌။ ပုရိမသဒိသော၊ ရှေး၌ဖြစ်သော ဂေါမုတ္တဝကံပုဂ္ဂိုလ်နှင့် တူသည်။ ဟောတိ။ အယံ (ဘိက္ခု)၊ သည်။ စန္ဒလေခါဝကော နာမ ဟောတိ။

ဧကော၊ သော။ (ဘိက္ခု။) ပဌမဝယေ၊ ၌လည်းကောင်း။ မဇ္ဈိမဝယေပိ၊ ၌လည်းကောင်း။ စတုပါရိသုဒ္ဓိသီလံ ပူရေတိ၊ လဇ္ဇိ။ ပ။ သိက္ခာကာမော ဟောတိ။ ပစ္ဆိမဝယေ၊ ၌။ ပုရိမသဒိသော၊ ရှေး၌ ဖြစ်သော ဂေါမုတ္တဝကံ ပုဂ္ဂိုလ် နှင့်တူသည်။ ဟောတိ။ အယံ (ဘိက္ခု)၊ နဂ်လကောဋိ ဝကော နာမ ဟောတိ။

ထယ်တုံး၏ လက်ကိုင်ရာ အဖျားတဘက်၌သာ ကောက်ခြင်းနှင့်တူသည်။ [၃-ဒွါရတို့ တွင် ဒွါရတခုခုသာ မစင်ကြယ်သူသည် ထို “နဂ်လကောဋိဝကံနှင့်တူ၏” ဟု နောက် တနည်း ပြသည်။ ဒီဃဘာဏက ပုဂ္ဂိုလ်တို့၏ အယူဝါဒကား ထင်ရှားပြီ။]

ကိလေသဝသေန၊ ကိလေသာတို့၏ အစွမ်းဖြင့်။ ဧဝံ၊ သို့။ ဝကံဿ၊ ကောက်
 သော။ တဿ ပုဂ္ဂလဿ၊ ၏။ ဘာဝေါ၊ ဖြစ်ကြောင်းဖြစ်ရာကို။ ဇိမ္မတာ
 ဝကံတာ ကုဋ္ဌိလတာတိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။ တာသံ၊ ထို ဇိမ္မတာ ဝကံတာ
 ကုဋ္ဌိလတာတို့၏။ ပဋိပက္ခဝသေန၊ ဆန့်ကျင်ဘက်၏ အစွမ်းဖြင့်။ အဇိမ္မတာဒိကာ၊
 အဇိမ္မတာ အစရှိသည်တို့ကို။ ဝုတ္တာ၊ ဟောတော်မူအပ်ကုန်ပြီ။ ခန္ဓာဓိဋ္ဌာနာဝ၊
 ခန္ဓာဟူသော တည်ရာရှိသည်သာလျှင် ဖြစ်သော။ ဒေသနာ၊ ဒေသနာတော်
 ကို။ ကတာ၊ ပြုတော်မူအပ်ပြီ။ [ဝေဒနာက္ခန္ဓဿ သညာက္ခန္ဓဿ သင်္ခါရက္ခန္ဓဿ
 ဟူ၍လည်းကောင်း၊ ဝိညာဏက္ခန္ဓဿ ဟူ၍လည်းကောင်း ခန္ဓာကို တည်ရာပြု၍
 ဟောတော်မူအပ်သည်-ဟူလို။] ဟိ၊ မှန်။ (တနည်း-ကသွာ၊ ကြောင့်။ ခန္ဓာ-
 ဓိဋ္ဌာနာဝ ဒေသနာ။ ကတာ၊ နည်း။) ဟိ (ယသ္မာ)၊ ကြောင့်။ တော၊
 ဤ အဇိမ္မတာ အစရှိသည်တို့သည်။ ခန္ဓာနံ၊ ခန္ဓာတို့၏။ အဇိမ္မတာဒိကာ၊
 အဇိမ္မတာ အစရှိသည်တို့တည်း။ ပုဂ္ဂလဿ၊ ၏။ (အဇိမ္မတာဒိကာ၊ တို့သည်။)
 နော၊ မဟုတ်ကုန်။ ဣတိ၊ ကြောင့်။ (ခန္ဓာဓိဋ္ဌာနာဝ ဒေသနာ။ ကတာ၊ ပြီ။)

ဧဝံ၊ သို့လျှင်။ သဗ္ဗေဟိပိ၊ ကုန်သော။ ဣမေဟိ ပဒေဟိ၊ ဤ ကာယုဇု-
 ကတာ အစရှိသော ပုဒ်တို့ဖြင့်။ ပုရိမနယေန၊ ဖြင့်။ တိဏ္ဏံ ခန္ဓာနံ၊ တို့၏။
 (ဥဇုတာကာရောဝ၊ ဖြောင့်မတ်ကုန်သည်၏ အဖြစ်ဟူသော အခြင်းအရာကို
 သာ။ (ကထိတော။) ပစ္ဆိမနယေန၊ ဝိညာဏက္ခန္ဓဿ၊ ၏။ (ဥဇုတာကာရောဝ၊
 ဖြောင့်မတ်သည်၏ အဖြစ်ဟူသော အခြင်းအရာကိုသာ။ ကထိတော၊ ဣတိ၊
 သို့။ အရူပိနံ၊ ကုန်သော။ ဓမ္မာနံ၊ တို့၏။ နိက္ကိလေသတာယ၊ ကိလေသာ
 မရှိကုန်သည်၏အဖြစ်ကြောင့်။ ဥဇုတာကာရောဝ ကထိတော၊ ဣတိ ဝေဒိ-
 တဗ္ဗော။ [ဣမေဟိ ပဒေဟိကို ကထိတော၌ တိုက်ရိုက်စပ်၊ ပုရိမနယေနကို
 “တိဏ္ဏံ ခန္ဓာနံ ။ပ။ ဝိညာဏက္ခန္ဓဿ ဥဇုတာကာရောဝ ကထိတော” ဟူ
 သော ထည့်ပါငြိ၍ပေ။ ထို့ကြောင့် ကရိုဏ်း ၂-ရပ် ယှဉ်ကပ်၍နေသည်။]

ဣဒါနိ၊ ဤ။ ယေဝါပနာတိ၊ ဟူသော။ ယှာယံ (ယော+အယံ) အပ္ပနာ-
 ဝါရော၊ အကြင် အပ္ပနာဝါရကို။ ဝုတ္တာ၊ ဟောတော်မူအပ်ပြီ။ တေန၊ ထို
 အပ္ပနာဝါရဖြင့်။ ဓမ္မုဒ္ဓေသဝါရေ၊ ဓမ္မုဒ္ဓေသဝါရ၌။ ဒဿိတာနံ၊ ပြုတော်မူ
 အပ်ပြီးကုန်သော။ ယေဝါပနကာနံ ယေဝ၊ ယေဝါပနက တရားတို့၏ပင်။
 သင်္ခေပတော၊ အကျဉ်းချုပ်အားဖြင့်။ နိဒ္ဓေသော၊ အကျယ်ညွှန်ပြကြောင်း
 စကားရပ်သည်။ ဝါ၊ ကို။ ကထိတော၊ ဟောတော်မူအပ်သည်။ ဟောတိ။
 ဣတိ၊ နိဒ္ဓေသဝါရအဖွင့် အပြီးတည်း။- နိဒ္ဓေသဝါရကထာ နိဋ္ဌိတာ။

[နိဂုံးကိုပြလို၍ တွေ့ဝတာ စသည်မိန့်။] တွေ့ဝတာ၊ ဤမျှ အတိုင်း အရှည်ရှိသော စကားအစဉ်ဖြင့်။ ပုစ္ဆာ၊ ပုစ္ဆာလည်းကောင်း။ သမယနိဒ္ဒေသော၊ လည်းကောင်း။ ဓမ္မုဒ္ဒေသော၊ လည်းကောင်း။ အပ္ပနာ၊ အပ္ပနာလည်းကောင်း။ ဣတိ၊ သို့။ ဥဒ္ဒေသဝါရေ၊ ဥဒ္ဒေသဝါရ၌။ စတုဟိ၊ ကုန်သော။ ပရိစ္ဆေဒေဟိ၊ အပိုင်းအခြားတို့ လည်းကောင်း။ (ဣတိ-၌ စပ်။) ပုစ္ဆာ၊ လည်းကောင်း။ သမယနိဒ္ဒေသော၊ လည်းကောင်း။ ဓမ္မုဒ္ဒေသော၊ လည်းကောင်း။ [ဓမ္မုဒ္ဒေသောဟု မှားနေတတ်သည်။] အပ္ပနာ၊ လည်းကောင်း။ ဣတိ၊ သို့။ နိဒ္ဒေသဝါရေ၊ ၌။ စတုဟိ ပရိစ္ဆေဒေဟိ၊ တို့လည်းကောင်း။ ဣတိ၊ သို့။ အဋ္ဌ ပရိစ္ဆေဒ ပဋိမဏ္ဍိတော၊ ရှစ်ပါးသော ပရိစ္ဆေဒတို့ဖြင့် တန်ဆာဆင်အပ်သော။ [“အဋ္ဌဟိ ပရိစ္ဆေဒေဟိ ပဋိမဏ္ဍိတော” ဟု ရှိလျှင် ကောင်း၏။] ဓမ္မဝဝတ္ထာနဝါရော၊ ဓမ္မဝဝတ္ထာန ဝါရသည်။ (ဖဿ တခြား၊ ဝေဒနာ တခြား ဤသို့ စသောအားဖြင့် ဓမ္မတို့ကို တပါးစီ သီးသန့်ခွဲခြား၍ တည်စေရာ ဝါရသည်။) နိဋ္ဌိတောဝ၊ ပြီးတော့သည်သာလျှင်။ ဟောတိ။

ဓမ္မဝဝတ္ထာနဝါရ ပြီး၏။

သင်္ဂဟဝါရ အဖွင့်

ဣဒါနိ၊ ဓမ္မဝဝတ္ထာနဝါရကို ပြုပြီးရာ ယခုအခါ၌။ တသ္မိံ ခေါ် ပန သမယေ စတ္တာရော ခန္ဓာ ဟောန္တိတိ၊ အစရှိသော။ သင်္ဂဟဝါရော၊ သင်္ဂဟဝါရကို။ (ဘဂဝတာ) အာရဇ္ဈော၊ အားထုတ်တော်မူအပ်ပြီ။ [“ဣဒါနိ” ပါသောကြောင့် “အားထုတ်တော်မူအပ်၏” ဟု ပစ္စုပ္ပန်အနက် ပေးကြ၏။] သော၊ ထို သင်္ဂဟဝါရသည်။ ဥဒ္ဓေသနိဒ္ဓေသပဋိနိဒ္ဓေသာနံ၊ တို့၏။ ဝသေန၊ အပြားအားဖြင့်။ (ဝသ-သဒ္ဓါ ဘေဒ-အနက်ဟော။) တိဝိဓော၊ သည်။ ဟောတိ။ တတ္ထ၊ ထို ၃-ပါးတို့တွင်။ တသ္မိံ ခေါ် ပန သမယေ စတ္တာရော ခန္ဓာတိ ဝေမာဒိကော၊ တသ္မိံ ။ပ။ခန္ဓာ၊ ဤသို့ အစရှိသော စကားရပ်သည်။ ဥဒ္ဓေသော၊ အကျဉ်းချုပ် ညွှန်ပြကြောင်း စကားရပ်တည်း။ ကတမေ တသ္မိံ သမယေ စတ္တာရော ခန္ဓာတိ အာဒိကော၊ အစရှိသော စကားရပ်သည်။ နိဒ္ဓေသော၊ အကျယ်ညွှန်ပြကြောင်း စကားရပ်တည်း။ ကတမေ တသ္မိံ သမယေ ဝေဒနာက္ခန္ဓာတိ အာဒိကော၊ အစရှိသော စကားရပ်သည်။ ပဋိနိဒ္ဓေသော၊ တဖန် အကျယ်ညွှန်ပြကြောင်း စကားရပ်တည်း။ ဣတိ ဝေဒိတဗ္ဗော။

တတ္ထ၊ ထို သုံးပါးသော ဝါရတို့တွင်။ ဥဒ္ဓေသဝါရေ ၌။ စတ္တာရော ခန္ဓာတိ အာဒယော၊ အစရှိကုန်သော။ တေဝိသတိ၊ ၂၃-ပါးသော။ ကောဋ္ဌာသာ၊ အစုတို့သည်။ ဟောန္တိ။ [စတ္တာရော ခန္ဓာ တစု၊ ဒွေ အာယတနာနိ တစု-ဤသို့အားဖြင့် “ကော ဓမ္မဓာတု”တိုင်အောင် ၂၃-စုကို ပါဠိတော် ကြည့်၍ သိပါ။] တေသံ၊ ထို ၂၃-ပါးသော အစုတို့၏။ ဝေံ၊ ဤ ဆိုအပ်

၁။ သင်္ဂဟဝါရော။ ။ “ကတမေ ဓမ္မာ ကုသလာ” စသော ပဒံဘာဇနီကို စ၍ဖွင့်ရာ၌ နိဒ္ဓေသဝယ် “ဓမ္မဝဝတ္ထာနဝါရ၊ သင်္ဂဟဝါရ၊ သုညတဝါရ” ဟု ဝါရကြီး ၃-ပါးရှိ၏ ဟု ဆိုခဲ့၏။ ထိုတွင် ဓမ္မဝဝတ္ထာနဝါရကို ဖွင့်ပြပြီး၍ သင်္ဂဟဝါရကို ဖွင့်ပြလို သောကြောင့် “ဣဒါနိပ။ သင်္ဂဟဝါရော အာရဇ္ဈော” ဟု မိန့်သည်။ သင်္ဂဟ=သံ+ဂဟ၊ သံသည် သင်္ခေပ အနက်ဟော။ သံခိပိတွာ+ဂဟဏံ သင်္ဂဟော။ (တနည်း) သံသည် သဟ အနက်ဟော။ သဟ+ဂဟဏံ သင်္ဂဟော၊ ဓမ္မဝဝတ္ထာနဝါရ၌ ပြအပ်ခဲ့သော ဝေသ၊ ဝေဒနာ-စသော တရားတို့ကို ခန္ဓာ ၄-ပါး၊ အာယတန ၂-ပါး၊ ဓာတ် ၂-ပါး စသည်ဖြင့် ပြခြင်းသည် ၅၁-ကျော် (၆၅) တရားတို့ကို ၄-ပါး ၂-ပါး စသည်ဖြင့် အကျဉ်းချုပ်၍ ယူခြင်းဖြစ်သောကြောင့် သင်္ဂဟမည်၏။ (တနည်း) ၅၀-ကျော် (၆၅) တရားတို့ကိုပင် ခန္ဓာ ၄-ပါး အာယတန ၂-ပါး စသည်ဖြင့် အတူ တကွပေါင်း၍ ယူခြင်းဖြစ်သောကြောင့် သင်္ဂဟမည်၏။ သင်္ဂဟဿ၊ အကျဉ်းချုပ်ယူခြင်း ၏။ ဝါ၊ အတူတကွ ပေါင်း၍ယူခြင်း၏။ ဝါရော၊ အလှည့်အကြိမ်ဖြစ်သော စကား ရပ်တည်း။ သင်္ဂဟဝါရော၊ ရပ်။

လတ္တံ့သော နည်းဖြင့်။ အတ္တော ဝေဒိတဗ္ဗော၊ ယသ္မိံ သမယေ၊ ဣ။ ကာမာဝစရံ၊
 သော။ ပဌမံ၊ သော။ မဟာကုသလဝိတ္တံ၊ မဟာကုသိုလ်စိတ်သည်။ ဥပ္ပဇ္ဇတိ၊ ၎်။
 တသ္မိံ သမယေ၊ ကာမာဝစရံ ပထမ မဟာကုသိုလ်စိတ်၏ ဖြစ်ရာ ထိုအခါ၌။
 စိတ္တဂံဝသေန၊ စိတ်၏ အင်္ဂါ၏အစွမ်းဖြင့်၊ ဥပ္ပန္နာ၊ ကုန်သော။ ယေဝါပနကေ၊
 ယေဝါပနကတရားတို့ကို။ ထပေတွာ၊ ချန်ထား၍။ ပါဠိအာရုဇ္ဇာ၊ ပါဠိ၌ တက်
 ရောက်ကုန်သော။ ယေ အတိရေကပဏ္ဏာသဓမ္မာ၊ အကြင် ၅၀-ကျော်တရားတို့
 သည်။ (သန္တိ)။ [“ထပေတွာ ယေဝါပနကေ” ဟူသောစကားကို ဋီကာဆရာ
 မနှစ်သက်၍ ဋီကာ၌ အဋ္ဌကထာ၏ အလိုကိုရှေးဦးစွာပြုပြီးလျှင် မိမိ၏အလိုကို
 နောက်၌ပြထားသည်။ ဋီကာ၌ ရှုပါ။] သဗ္ဗေပိ၊ ကုန်သော။ တေ၊ ထို ၅၀-ကျော်
 တရားတို့သည်။ ဝါ၊ တို့ကို။ သင်္ဂယုမာနာ၊ သိမ်းယူအပ်ကုန်လတ်သော်။ ရာသ-
 ဇ္ဇေန၊ အစုဟူသော အနက်အားဖြင့်။ စတ္တာရောဝ၊ ၄-ပါးသာလျှင် ဖြစ်ကုန်
 သော။ ခန္ဓာ၊ တို့သည်။ ဟောန္တိ၊ [ရှေးနိဿယ၌ “ရာသဇ္ဇေန၊ ကြောင့်” ဟု
 ပေး၏။ ဤ၌ကား “ခန္ဓာအားဖြင့် ၄-ပါး၊ အာယတနအားဖြင့် ၂-ပါး” စသော
 စကားကိုထောက်၍ “အားဖြင့်” ဟု ကြိယာဝိသေသန ပေးလိုက်ပါသည်။]

ဟေဋ္ဌာ၊ ၌။ ဝုတ္တေန၊ ဆိုအပ်ပြီးသော။ (မနာယတန အဖွင့်၌ “တပ္ပာ
 နိဝါသဇ္ဇေန” စသည်ဖြင့် ဆိုအပ်ခဲ့ပြီးသော။) အာယတနဇ္ဇေန၊ အာယတန၏
 အနက်အားဖြင့်။ ဒွေဝ၊ ၂-ပါးသာလျှင် ဖြစ်ကုန်သော။ အာယတနာနိ၊
 တို့သည်။ ဟောန္တိ၊ သဘာဝဇ္ဇေန၊ သဘောဟူသောအနက်အားဖြင့် လည်း
 ကောင်း။ သုညတဇ္ဇေန၊ အတ္တ ဇီဝမ္ပ ကင်းဆိတ်သည်၏ အဖြစ်ဟူသော
 အနက်အားဖြင့်လည်းကောင်း။ နိဿတ္တဇ္ဇေန၊ သတ္တ မဟုတ်သည်၏ အဖြစ်
 ဟူသော အနက်အားဖြင့်လည်းကောင်း။ ဒွေဝ ဓာတုယော ဟောန္တိ။
 ပစ္စယသင်္ခါတေန၊ အာဟာရပစ္စည်းဟု ဆိုအပ်သော။ အာဟာရဇ္ဇေန၊ အာ

၁။ ပစ္စယသင်္ခါတေန။ ။ “အာဟာရဇ္ဇေန” အရ အာဟာရပစ္စည်းကို ယူစေလို၍
 “ပစ္စယသင်္ခါတေန” ဟု ဝိသေသနပြုသည်။ [ပစ္စယသင်္ခါတေနာတိ အာဟာရပစ္စယ-
 သင်္ခါတေနာတိ ဝုတ္တံ ဟောတိ။-ဋီကာ။] ဤသို့ ဝိသေသနပြုသဖြင့် အာဟာရသဒ္ဓါ၏
 အကြောင်းသာမညအနက် အစာအာဟာရအနက် စသည်ကို တားမြစ်၏။ မရဉ္စကား
 “အာဟာရပစ္စယသင်္ခါတေနာတိ န သဟဇာတာဒိဝသေန” ဟု သဟဇာတ စသော
 ပစ္စည်းများကို တားမြစ်သည်-ဟု ဖွင့်၏။ စဉ်းစားပါ။

တနည်း။ ။ ဇနကသတ္တိဖြင့် ဖြစ်စေတတ်သော ဇနကအကြောင်း၊ ဥပတ္တန္တက
 သတ္တိဖြင့် ထောက်ပံ့တတ်သော ဥပတ္တန္တကအကြောင်းဟု အကြောင်း ၂-မျိုးရှိသည်
 တွင် ဇနကအကြောင်းကို ဟေတု၊ ဥပတ္တန္တကအကြောင်းကို ပစ္စယဟု ခေါ်၏။ ထို့
 ကြောင့် “အာဟာရဋ္ဌ” အရ ဇနကအကြောင်းမဟုတ်၊ ဥပတ္တန္တကအကြောင်း ဟု သိစေ
 လို၍ “ပစ္စယသင်္ခါတေန” ဟု ဝိသေသနပြုသည်။-ဋီကာ ဒုတိယနည်း။

ဟာရ အနက်အားဖြင့်။ (တနည်း၊ ပစ္စယ သင်္ခါတေန၊ ဘောက်ပုံတတ်
 သောအကြောင်းဟု ဆိုအပ်သော။ အာဟာရဋ္ဌေန၊ အားဖြင့်။) ဣ
 ဤ ၅၀-ကျော်တရားတို့တွင်။ တယောဝါ.၃-ပါးသာလျှင် ဖြစ်ကုန်သော။
 (ဖဿ စေတနာ ဝိညာဉ်ဟူကုန်သော။)ဓမ္မာ၊ တို့သည်။ အာဟာရ၊ အာဟာရ
 တို့သည်။ ဟောန္တိ။ အဝသေသာ၊ဖဿ စေတနာဝိညာဉ်တို့မှ ကြွင်းသောတရား
 တို့သည်။ နော အာဟာရော၊ အာဟာရ မဟုတ်ကုန်သည်။ ဟောန္တိ။ [ရှေး
 နိဿယ၌ “အဝသေသာ” အရ ဖဿ စေတနာ ဝိညာဉ်မှတစ်ပါး ပါဠိတော်၌လာ
 သော ကျန် ၅၃-ပါးကို ယူလေ၏။ သို့သော်-ဝိညာဏ က “စိတ္တံ၊ မနိန္ဒိယံ”
 ဟူသော နာမည်ဖြင့် ၂-ဌာန ပါသောကြောင့် အဝသေသာ အရ ၅၂-
 ပါးသာ ရနိုင်ပါသည်။]

ပန၊ ပရိဟာရပက္ခမှတစ်ပါး စောဒကပက္ခကို ဆိုဦးအံ့။ ဧတေ၊ ဤ ဖဿ
 စေတနာ ဝိညာဉ်တရားတို့သည်။ အညမညံ ဝါ၊ အချင်းချင်း၏လည်းကောင်း။
 တံ သမုဋ္ဌာနရူပဿ ဝါ၊ ထို တရားတို့ကြောင့်ဖြစ်သော ရုပ်၏လည်းကောင်း။
 ပစ္စယာ၊ အကြောင်းတို့သည်။ န ဟောန္တိ ဣံ၊ မဖြစ်ကုန်သလော။ ဣတိ၊
 ဤကား အမေးတည်း။ (ဧတေ၊ ဤ ဖဿ စေတနာ ဝိညာဉ်တရားတို့သည်။
 အညမညံ ဝါ၊ ၎င်းလည်းကောင်း။ တံသမုဋ္ဌာနရူပဿ ဝါ၊ ၎င်းလည်းကောင်း။
 ပစ္စယာ၊ တို့သည်။)န ဟောန္တိ၊ မဖြစ်ကုန်သည်ကား။ နော၊ မဟုတ်ကုန်။
 (ဟောန္တိ ဧဝံ။) ပန၊ ထိုသို့ ဖြစ်ပါကုန်သော်လည်း။ ဣမေ၊ ဤ ဖဿ
 စေတနာ ဝိညာဉ်တရားတို့ကို။ (ဝုတ္တာ-၌ စပ်။) ဝါ၊ တို့သည်။ (ဟောန္တိ-၌
 စပ်။) တထာ စ၊ ထို ဝေဒနာ သညာ စသည်တို့ ကျေးဇူးပြုတိုင်းသော
 သဟဇာတ-စသော အခြင်းအရာအားဖြင့်လည်း။ ဟောန္တိ။ အညထာ စ၊
 တစ်ပါးသော အခြင်းအရာအားဖြင့်လည်း။ (ဝေဒနာ သညာ-စသည်တို့
 ကျေးဇူးပြုပုံမှတစ်ပါး အာဟာရသတ္တိဖြင့် ကျေးဇူးပြုခြင်းဟူသော အခြင်းအရာ
 အားဖြင့်လည်း။) ဟောန္တိ။ ဣတိ၊ ကြောင့်။ ပစ္စယတ္ထေ၊ အကြောင်းတို့၏
 အဖြစ်သည်။ သမာနေပိ၊ တူပါသော်လည်း။ အတိရေကပစ္စယာ၊ လွန်ကဲသော
 အကြောင်းတို့သည်။ (ဝါ၊ အပိုအလွန် ကျေးဇူးပြုတတ်ကုန်သည်။) ဟောန္တိ။
 တသ္မာ၊ ကြောင့်။ အာဟာရတိ၊ တို့ဟူ၍။ ဝုတ္တာ၊ ဟောတော်မူအပ်ကုန်ပြီ။

၁။ တထာ စ အညထာ စ။ ။ တထာဖြင့် စောဒနာဝါကျ၌ပါသော အညမညံ
 တံသမုဋ္ဌာနရူပဿကို ညွှန်း၏။ သို့ကြောင့် သဟဇာတ အညမည-စသော သဟဇာတ
 မျိုးဖြင့် ကျေးဇူးပြုမှုကို “တထာ စ ဟောန္တိ” ဟု ဆိုသည်။ ထို သဟဇာတမျိုးမှ တစ်ပါး
 နှော့အာဟာရပစ္စယသတ္တိဖြင့် ကျေးဇူးပြုမှုကို “အညထာ စ ဟောန္တိ” ဟု ဆိုသည်။

ကထံ၊ အဘယ်သို့။ (အတိရေကပစ္စယာ။ ဟောန္တိ၊ နည်း။) ဟိ၊ ချဲ့။
 တေသု၊ ဤ သုံးပါးတို့တွင်။ ဖဿာဟာရော၊ သည်။ အဝသေသာ၊ ဖဿ
 စေတနာ ဝိညာဉ်တို့မှ ကြွင်းကုန်သော။ စိတ္တစေတသိကာ၊ တို့သည်။ ယေသံ
 ဓမ္မာနံ၊ အကြင်တရားတို့အား။ ပစ္စယာ၊ ကျေးဇူးပြုတတ်ကုန်သည်။ (သဟ
 ဇာတ-စသော သတ္တိဖြင့် ကျေးဇူးပြုတတ်ကုန်သည်။) ဟောန္တိ။ တေသဉ္စ၊
 ထို တရားတို့အားလည်း။ ပစ္စယော၊ ကျေးဇူးပြုတတ်သည်။ ဟောတိ။
 'တိဿော၊ ကုန်သော။ ဝေဒနာ၊ တို့ကိုလည်း။ အာဟရတိ၊ အပိုအလွန်ဆောင်
 တတ်သေး၏။ [ထို့ကြောင့် "အတိရေကပစ္စယာ" ဟု ဆိုသည်။] မနောသ ခဉ္စ-
 တနာဟာရော၊ သည်။ တေသဉ္စ၊ ထို တရားတို့အားလည်း။ (ကြွင်းသော စိတ်
 စေတသိက်တို့ ကျေးဇူးပြုရာ တရားတို့အားလည်း။) ပစ္စယော ဟောတိ။
 တယော၊ ကုန်သော။ ဘဝေစ၊ ဘဝတို့ကိုလည်း။ အာဟရတိ။ ဝိညာဏာ-
 ဟာရော၊ သည်။ တေသဉ္စ၊ တို့အားလည်း။ (ကြွင်းသော စိတ်စေတသိက်တို့
 ကျေးဇူးပြုရာ တရားတို့အားလည်း။) ပစ္စယော ဟောတိ။ ပဋိသန္ဓိနာမရူပဉ္စ၊
 ပဋိသန္ဓေဖြစ်သော နာမ်ရုပ်ကိုလည်း။ အာဟရတိ။ ဣတိ၊ သို့။ (အတိရေက
 ပစ္စယာ၊ ဟောန္တိ။)

သော-ထို ဝိညာဏာဟာရ ဟူသည်၊ ဝိပါကောဝ-ဝိပါက်သည်သာလျှင်၊
 (ပဋိသန္ဓေ ဝိညာဉ်တည်းဟူသော ဝိပါက်သည်သာလျှင်၊ ဟောတိ) နနု-
 ဖြစ်သည်မဟုတ်လော။ ဣဒံပန၊ ဤပထမ မဟာကုသိုလ်စိတ်သည်ကာ။ ကုသလ
 ဝိညာဏံ၊ ကုသိုလ်ဝိညာဉ်သည်။ ဟောတိနနု၊ လော။ ဣတိ၊ ဤကားစောဒနာ
 တည်း။ (ဣဒံ၊ ဤပထမ မဟာကုသိုလ်စိတ်သည်။) ကုသလဝိညာဏံ၊ သည်။
 ကိဉ္ဇာပိ ဟောတိ၊ အကယ်၍ကား ဖြစ်ပါပေ၏။ ပန၊ ထိုသို့ပင်ဖြစ်ပါသော်
 လည်း။ တံသရိက္ခတာယ၊ ထိုဝိပါက်ဝိညာဉ်နှင့်တူသည်၏အဖြစ်ကြောင့်။ ဝိညာ-
 ဏာဟာရောတွေဝ၊ ဟူ၍သာ။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။

[အာဟာရဋ္ဌေန အရ အာဟာရပစ္စည်းဟူသော အဓိပ္ပာယ်ကို ဖွင့်ပြပြီး၍
 ဥပတ္တမ္ဘကအကြောင်းဟူသော အဓိပ္ပာယ်ကိုဖွင့်ပြလိုသောကြောင့် "ဥပတ္တမ္ဘက

၁။ တိဿော စ ဝေဒနာ။ ။ ဖဿ အားလုံးအတွက် ဖြစ်သင့်သမျှ ဆောင်နိုင်ပုံကို
 ရည်ရွယ်၍ "တိဿော ဝေဒနာ" ဟု ဆိုသည်။ ဤပထမ မဟာကုသိုလ်ဖဿကား သုခ
 ဝေဒနာကိုသာဆောင်နိုင်သည်။ နောက်စေတနာဟာရက တယောဘဝ ဆောင်နိုင်ပုံ၊
 ဝိညာဏာဟာရက ပဋိသန္ဓေနာမ်ရုပ် ဆောင်နိုင်ပုံလည်း ဤသို့ ယထာသမ္ဘဝနည်း
 အားဖြင့် ဆိုထားသည်ဟုမှတ်ပါ။ [တိဿောစ ဝေဒနာ အာဟရတိဘိ- အာဒိ ယထာ
 သမ္ဘဝ ဝသေန ဝုတ္တံ၊ န ဣမသ္မိံ ယေဝစိတ္တေ ဖဿာဒိဝသေန။-ဋီကာ။ ထိုသို့ဆောင်ရာ၌
 အကျယ်ကို သမုစ္စည်းပိုင်း ဘာသာဋီကာ "စတ္တာရော အာဟာရ" အဖွင့်၌ရှုပါ။]

ဌေးနဝါ”ဟု တနည်းမိန့်ပြန်သည်။] ဝါ၊ တနည်း။ ဥပတ္တမ္ဘကဌေး၊ ထောက်ပံ့
 တတ်သည်၏ အဖြစ်ဟူသော အနက်ကြောင့်။ တယော၊ ကုန်သော။ ဣမေ၊ ဤ
 ဖဿ စေတနာ ဝိညာဉ်တရားတို့ကို။ အာဟာရာတိ၊ တို့ဟူ၍။ ဝုတ္တာ၊ ဟိ၊ ချဲ့။
 ကဗဠိကာရာဟာရော၊ သည်။ ရူပကာယဿ၊ ရူပကာယကို။ (ဥပတ္တမ္ဘကော)
 ဝိယ၊ ထောက်ပံ့တတ်သကဲ့သို့။ (တထာ-တူ။) ဣမေ၊ ဤဖဿ စေတနာ ဝိညာဉ်
 တရားတို့သည်။ သမ္ပယုတ္တဓမ္မာနံ၊ တို့အား။ ဥပတ္တမ္ဘကပစ္စယာ၊ ထောက်ပံ့တတ်
 သည်ဖြစ်၍ ကျေးဇူးပြုတတ်ကုန်သည်။ ဟောန္တိ။ တေနေဝ၊ ထို့ကြောင့်ပင်၊
 အရူပိနော အာဟာရာ။ ပ။ အာဟာရပစ္စယေန ပစ္စယောတိ၊ ဟူ၍။ ဝုတ္တံ၊ ပြီ။

အပရော နယော၊ အခြားတနည်းကား။ အဇ္ဈတ္တိက သန္တတိယာ၊ အဇ္ဈတ္တိက
 ခန္ဓာအစဉ်၏။ ဝိသေသပစ္စယတ္တာ၊ ထူးသော အကြောင်းတို့၏ အဖြစ်ကြောင့်။
 ကဗဠိကာရာဟာရော စ၊ ကိုလည်းကောင်း။ တယော၊ ကုန်သော။ ဣမေ ဓမ္မာ
 စ၊ ဤ ဖဿ စေတနာ ဝိညာဉ်တရားတို့ကို လည်းကောင်း။ အာဟာရာတိ၊ တို့
 ဟူ၍။ ဝုတ္တာ၊ ဟိ၊ ချဲ့။ ကဗဠိကာရော၊ ကဗဠိကာရ ဟူသော။ အာဟာရော၊
 သည်။ ကဗဠိကာရာဟာရဘက္ခာနံ၊ ကဗဠိကာရာဟာရ ဟူသော အစာရှိကုန်
 သော။ သတ္တာနံ၊ တို့၏။ ရူပကာယဿ၊ ၏။ ဝိသေသပစ္စယော၊ ထူးသော
 အကြောင်းသည်။ ဟောတိ၊ ၏။ နာမကာယေ၊ ဌ။ ဖဿော၊ သည်။ ဝေဒနာယ၊
 ၏။ (ဝိသေသပစ္စယော ဟောတိ။) မနောသဉ္ဇေတနာ၊ သည်။ ဝိညာဏဿ၊
 ၏။ (ဝိသေသပစ္စယော ဟောတိ။) ဝိညာဏံ၊ သည်။ နာမရူပဿ၊ ၏။ (ဝိသေသ-
 ပစ္စယော ဟောတိ။) ယထာဟ၊ အဘယ်ကဲ့သို့ ဟောတော်မူသနည်း။ သေယျ-
 ထာပိ ဘိက္ခဝေ။ ပ။ နာမရူပံတိ၊ ဟူ၍။ အာဟ၊ ပြီ။ [ဘိက္ခဝေ၊ တို့။ သေယျ-
 ထာပိ၊ ဥပမာ မည်သည်ကား။ အယံ ကာယော၊ ဤ ရူပကာယသည်။ အာ-
 ဟာရဋ္ဌိတိကော၊ အာဟာရဟူသော တည်ကြောင်းရှိသည်။ (ဟုတွာ။) အာ-
 ဟာရံ၊ ကို။ ပဋိစ္စ၊ စွဲမှီ၍။ တိဋ္ဌတိ၊ တည်၏။ အနာဟာရော၊ အစာအာဟာရ
 မရှိသည်။ (သမာနော၊ သော်။) နော တိဋ္ဌတိ၊ မတည်နိုင်။ -ဗောဇ္ဈင်္ဂသံယုတ်၊
 ပဗ္ဗတဝဂ်-ကာယသုတ်။] တထာ၊ တူ။ ဖဿပစ္စယာ၊ ဖဿဟူသော အကြောင်း
 ကြောင့်။ ဝေဒနာ၊ သည်။ ဟောတိ။ သင်္ခါရပစ္စယာ၊ ကြောင့်။ ဝိညာဏံ၊
 သည်။ ဟောတိ။ ဝိညာဏပစ္စယာ၊ ကြောင့်။ နာမရူပံ၊ သည်။ ဟောတိ။
 [နိဒါနသံယုတ်၊ ဗုဒ္ဓဝဂ်-ပဋိစ္စသမုပ္ပါဒသုတ်။ ဤ အပရော နယော-နည်း၏
 အဓိပ္ပာယ်ကို သင်္ဂြိုဟ်ဘာသာဋီကာ သမုစ္စည်းပိုင်း၊ အာဟာရအဖွင့်၌ ရှုပါ။]

[ပါဠိတော်၌ “တယော အာဟာရာ” ဟူသော ပါဠိကို ဖွင့်ပြပြီး၍ “အဋ္ဌန္တိ
 ယာနိ” အစရှိသော ပါဠိကို ဖွင့်ပြလိုသောကြောင့် “အဓိပတိယဌေးန ပန”
 စသည်မိန့်။] ပန၊ ကား။ အဓိပတိယဌေးန၊ မိမိနှင့်စပ်သော တရားတို့၏ အကြီး

အကဲ၏ အဖြစ်ဟူသော အနက်အားဖြင့်။ ဝါ၊ အစိုးရသည်၏ အဖြစ်ဟူသော အနက်အားဖြင့်။ အဋ္ဌေဝ၊ ရှစ်ပါးသာလျှင် ဖြစ်ကုန်သော။ (ဇီဝိတ၊ စိတ်၊ ဝေဒနာ၊ သဒ္ဓါ၊ ဝီရိယ၊ သတိ၊ ဧကဂ္ဂတာ၊ ပညာ-အားဖြင့် ရှစ်ပါးသာလျှင် ဖြစ်ကုန်သော။ နောက်၌လည်း ပါဠိတော်ကြည့်၍ သိပါ။) ဓမ္မာ၊ တို့သည်။ ဣန္ဒြိယာနိ၊ တို့သည်။ ဟောန္တိ။ အဝသေသာ၊ ကြွင်းသော တရားတို့သည်။ (ဣန္ဒြိယာနိ န ဟောန္တိ။) တေန၊ ကြောင့်။ အဋ္ဌိန္ဒြိယာနိ ဟောန္တိတိ၊ ဟူ၍။ ဝုတ္တံ။ ဥပနိဇ္ဈာယနဋ္ဌေန၊ အာရုံသို့ကပ်၍ ရှုတတ်သည်၏အဖြစ်ဟူသော အနက် အားဖြင့်။ ပဉ္စေဝ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ ဓျာနင်္ဂါနိ ဟောန္တိ။ တေန၊ ကြောင့်။ ပဉ္စင်္ဂိကံ ဓျာနံ ဟောတိတိ၊ ဟူ၍။ ဝုတ္တံ။ နိယျာနဋ္ဌေန စ၊ ဝဋ် ဆင်းရဲမှ ထွက်မြောက်တတ် သည်၏ အဖြစ်ဟူသော အနက်အားဖြင့် လည်း ကောင်း။ ဟေတုဋ္ဌေန စ၊ နိဗ္ဗာန်သို့ ရောက်စေတတ်သော သမ္မာပကဟိတ် ဟူ သော အနက်အားဖြင့် လည်းကောင်း။ ပဉ္စေဝ ဓမ္မာ မဂ္ဂင်္ဂါနိ ဟောန္တိ။ တေန၊ ကြောင့်။ ပဉ္စင်္ဂိကော မဂ္ဂေါ ဟောတိတိ၊ ဟူ၍။ ဝုတ္တံ။ ဟိ၊ မှန်။ (ပဉ္စင်္ဂိကော မဂ္ဂေါ-ဟူသောစကားသည် မှန်၏-ဟူလို။) အရိယမဂ္ဂေါ၊ အရိယာမဂ်သည်။ အဋ္ဌင်္ဂိကော၊ ရှစ်ပါးသောအင်္ဂါရှိသည်။ ကိဉ္စာပိ ဟောတိ။ ပန၊ ထိုသို့ ဖြစ်ပါသော်လည်း။ လောကိယစိတ္တော ဌံ။ ဧကက္ခဏေ၊ တပြိုင်နက် သော ခဏ၌။ တိဿော၊ ကုန်သော။ ဝိရတိယော၊ တို့ကို။ န လဗ္ဘန္တိ၊ မရအပ် ကုန်။ တသ္မာ၊ ကြောင့်။ ပဉ္စင်္ဂိကောတိ၊ ဟူ၍။ ဝုတ္တော၊ ပြီ။

[သုတ္တန်ပါဠိတော်ကို ထောက်ထား၍ ပဉ္စင်္ဂိကော မဂ္ဂေါ ဟူသော စကား ကို မနှစ်သက်သော စောဒက ပုဂ္ဂိုလ်၏ စောဒနာပုံကို ပြလိုသောကြောင့် “နန္ဒ စ” စသည်မိန့်။] (အာစရိယ၊ အရှင် အဋ္ဌကထာဆရာ။) နန္ဒ စ၊ စောဒနာပါ ဦးအံ့။ (ကိံ ။) ယထာဂတမဂ္ဂေါ’တိ ခေါ။ပ။အဓိဝစနံတိ၊ ဟူသော။ ဣမသ္မိံ

၁။ ယထာဂတမဂ္ဂေါ။ ။ဤပါဠိတော်သည် သဋ္ဌာယတနသံယုတ်-အာသိဝိသ- ဝဂ်၊ ကိံသုကောပမ-သုတ် ပါဠိတော်တည်း။ ထို၏ အဋ္ဌကထာ၌ “ယာဒိသော ဧဝ ပုဗ္ဗေ အာဂတ ဝိပဿနာမဂ္ဂေါ၊ အယမ္ပိ အဋ္ဌင်္ဂသမန္နာဂတတ္တာ တာဒိသော ဧဝ” ဟု ဖွင့်၏။ ထိုအဖွင့်၌ “အာဂတ” ဟူသော ပုဒ်ကိုထောက်၍ “ယထာ+အာဂတ” ဟု ခွဲပြီးလျှင် “အာဂတဿ၊ ရှေ့အဖို့၌ဖြစ်ပေါ်လာပြီးသော ဝိပဿနာမဂ်အား+အနု- ရူပံ၊ လျော်သည်တည်း။ ယထာဂတံ၊ သည်။ ယထာဂတံ၊ရှေ့အဖို့၌ ဖြစ်ပေါ်လာပြီးသော ဝိပဿနာမဂ်အားလျော်စွာ+ပဝတ္တော၊ ဖြစ်သော+မဂ္ဂေါ၊ လောကုတ္တရာမဂ်တည်း။ ယထာဂတမဂ္ဂေါ၊ မဂ်” ဟု ပြု၊ [ယောဇနာ၌ကား “ယထာ+ဂတ” ဟု ပုဒ်ခွဲ၍ “ပုဗ္ဗဘာဂေ ပဝတ္တမဂ္ဂဿ အနုရူပံ ဂစ္ဆတိ ပဝတ္တတီတိ ယထာဂတော၊ ယထာဂတော စ+သော+မဂ္ဂေါစာတိ ယထာဂတ မဂ္ဂေါ” ဟု ပြုလေ၏။] ဆိုလိုငှားကား-လောကု-

သုတ္တေ၊ ဤသုတ်၌။ လောကုတ္တရာမဂ္ဂေါ၊ သည်။ အဋ္ဌဂီကော၊ ရှစ်ပါးသော အင်္ဂါရှိသည်။ ဟောတိ ယထေဝ၊ ဖြစ်သကဲ့သို့။ တကေဝ၊ ထို့ အတူသာလျှင်။ ပုဗ္ဗဘာဂ ဝိပဿနာမဂ္ဂေါပိ၊ လောကုတ္တရာမဂ်၏ ရှေ့အဖို့၌ဖြစ်သော ဝိပဿနာ မဂ်သည်လည်း။ အဋ္ဌဂီကော၊ ရှစ်ပါးသောအင်္ဂါရှိ၏။ ဣတိ ဣမဿတ္ထဿ၊ ဤအနက်၏။ ဝါ၊ ကို။ ယထာဂတ ဝစနေန၊ ယထာဂတသဒ္ဓါဖြင့်။ ဒိပိတတ္တာ၊ ပြတော်မူအပ်သည်၏ အဖြစ်ကြောင့်။ လောကီယ မဂ္ဂေနာပိ၊ လောကီ ဝိပဿနာ-မဂ်သည်လည်း။ အဋ္ဌဂီကေန၊ ရှစ်ပါးသောအင်္ဂါရှိသည်။ ဘဝိတဗ္ဗံ နနု၊ ဖြစ် ထိုက်သည်မဟုတ်ပါလော။ ဣတိ၊ သို့။ (နနု စ၊ စောဒနာပါ၏။) [ဘိက္ခု၊ ရဟန်း။ ယထာဂတ မဂ္ဂေါတိ၊ ယထာဂတမဂ္ဂေါ ဟူသော။ တေ၊ ဤအမည် သည်။ အရိယဿ၊ မြတ်သော။ အဋ္ဌဂီကဿ၊ သော။ မဂ္ဂဿ၊ ၏။ အဓိဝစနံ၊ အမည်တည်း။]

(ဘဒြမုခ၊ ကောင်းသောမျက်နှာရှိသော ငါ့ရှင်စောဒက။ လောကီယမဂ္ဂ-နာပိ၊ သည်လည်း။ အဋ္ဌဂီကေန၊ သည်။) 'န ဘဝိတဗ္ဗံ၊ မဖြစ်ထိုက်။ [တနည်း- ရှေ့ကပုဒ်တွေကို အားလုံးလိုက်၍ "ဣမဿတ္ထဿ ဒိပိတတ္တာ" ဟူသော စောဒ-

တ္တရာမဂ်မရမီ ရှေ့အဖို့ ဝိပဿနာ အခိုက်၌ဖြစ်သော လောကီမဂ်နှင့် အလားတူစွာဖြစ် သော လောကုတ္တရာမဂ်ကို "ယထာဂတမဂ်" ခေါ်သည်-ဟူလို။

၁။ ယထာဂတဝစနေန ။ပ။ ဒိပိတတ္တာ။ ။လောကုတ္တရာ မဂ်၏ အင်္ဂါရှစ်ပါးရှိ ကြောင်းမှာ ထင်ရှားပြီးဖြစ်၏။ ထို လောကုတ္တရာမဂ်သည် အင်္ဂါရှစ်ပါး ရှိသကဲ့သို့ ပုဗ္ဗ ဘာဂဝိပဿနာမဂ်လည်း အင်္ဂါရှစ်ပါးရှိ၏ဟူသော အဓိပ္ပာယ်ကို ယထာဂတသဒ္ဓါဖြင့် ပြအပ်၏။ ပြပုံကား- "ယထာဂတ-လာခဲ့သော လောကီဝိပဿနာမဂ်အားလျော်သော လောကုတ္တရာမဂ်" ဟု ဆိုသဖြင့် "လောကီမဂ်လည်း အင်္ဂါရှစ်ပါးရှိ၏" ဟု အဓိပ္ပာယ် ရသည်-ဟူလို။ ထိုသို့ အဓိပ္ပာယ်ရသောကြောင့် လောကီဝိပဿနာမဂ်ကိစ္စတပ်သော ဤပဌမ မဟာကုသိုလ်စိတ်လည်း မဂ္ဂင်ရှစ်ပါးရှိသောစိတ်သာ ဖြစ်ထိုက်ရကား "ပဉ္စဂီ ကော မဂ္ဂေါ ဟောတိ" ဟု ဟောတော်မူပုံ "အဋ္ဌဂီကော မဂ္ဂေါ ဟောတိ" ဟု ဟောတော်မူသင့်သည် မဟုတ်ပါလော ဟု စောဒနာသည်။

၂။ န ဘဝိတဗ္ဗံ။ ပ။ ပရိယာယဒေသနာ။ ။ပရိယာယ်ဒေသနာ ဟူသည် ဟိုက်ရိုက် ဟောအပ်သောဒေသနာမဟုတ်၊ သွယ်ဝိုက်၍ ဟောတော်မူအပ်သော ဒေသနာတော် တည်း။ ဤ ယထာဂတမဂ္ဂေါ-စသော ဒေသနာတော်သည် လောကီမဂ်၌ မဂ္ဂင်ရှစ်ပါး ရှိ၏ ဟု ပြသော်လည်း တကယ်အားဖြင့် ရှိသည်မဟုတ်၊ ဝိပဿနာ မစီးဖြန်းမီ ရှေ့ အဖို့က ကာယကံ ဝစီကံ အာဇီဝတို့ စင်ကြယ်ပြီးဖြစ်၍ ထိုရှေ့အဖို့က စင်ကြယ်မှုကို "ဝိရတိသုံးပါး" ဟု ယူပြီးလျှင် ဝိပဿနာခဏ၌လည်း ထိုဝိရတိသုံးပါး ပါဝင်သည့် အနေအားဖြင့် ယထာဂတ (လောကီဝိပဿနာမဂ်မှာလည်း အင်္ဂါရှစ်ပါးရှိ၏) ဟု ဟောတော်မူသည်။ ထိုသို့ ပရိယာယ်ဒေသနာဖြစ်သောကြောင့် ဝိပဿနာ စိတ္တက္ခဏ၌ ဝိရတိသုံးပါး မယှဉ်ရကား အဋ္ဌဂီကမဂ္ဂ မဖြစ်နိုင်။ ပဉ္စဂီကမဂ္ဂသာ ဖြစ်နိုင်မည်-ဟူလို။

ကာ ဘောဂဟိတ်ကို “ဣမသ္မိံ အတ္ထေ ဒီပိတေပိ” ဟု လက္ခဏာ အရူစိတင်၍
 ပေးမည်။ ယထာဂတမဂ္ဂေါတိ။ပ။အဓိဝစနံတိ၊ ဟူသော။ဣမသ္မိံ သုတ္တေ၊၌။
 လောကုတ္တရမဂ္ဂေါ၊ သည်။ အဋ္ဌဂီကော၊ သည်။ ဟောတိ ယထေဝ၊ ကံသ္မိ။
 တထေဝ။ ပုဗ္ဗဘာဂ ဝိပဿနာမဂ္ဂေါပိ၊ သည်လည်း။ အဋ္ဌဂီကော၊ ၏။ ဣတိ
 ဣမသ္မိံ အတ္ထေ၊ ဤအနက်ကို။ ယထာဂတဝစနေန၊ ဖြင့်။ ဒီပိတေပိ၊ ပြအပ်
 ပါသော်လည်း။ မလောကိယ မဂ္ဂေနာပိ၊ သည်လည်း။ အဋ္ဌဂီကေန၊ သည်။ န
 ဘဝိတဗ္ဗံ။] ဟိ၊ မှန်။ (တနည်း-ကသွာ၊ ကြောင့်။ န ဘဝိတဗ္ဗံ၊ မဖြစ်ထိုက်
 သနည်း။) ဟိ ယသွာ၊ ကြောင့်။ အယံ သုတ္တန္တိကဒေသနာ နာမ၊ ဤ သုတ္တန္တိက
 ဒေသနာမည်သည်။ ပရိယာယဒေသနာ၊ ပရိယာယ် ဒေသနာတည်း။ (တသွာ၊
 ကြောင့်။ ဝါ၊ ထိုသို့ သုတ္တန္တိကဒေသနာ၏ ပရိယာယ်ဒေသနာ၏ အဖြစ်
 ကြောင့်။ န ဘဝိတဗ္ဗံ။) ဝိတေန၊ ကြောင့်။ ပုဗ္ဗေဝ။ပ။ သုပရိသုဒ္ဓော ဟော-
 တိတိ၊ ဟူ၍။ (ဘဂဝါအာဟ။) [ပုဗ္ဗေဝ၊ ဝိပဿနာမရောက်မီ ရှေ့အဖို့၌ပင်။
 အဿ၊ ထိုရဟန်း၏။ ကာယကမ္မံ၊ သည်လည်းကောင်း။ ဝစီကမ္မံ၊ သည်လည်း
 ကောင်း။ အာဇီဝေါ၊ အသက်မွေးဝမ်းကျောင်းသည်လည်းကောင်း။ သုပရိ
 သုဒ္ဓေါ၊ အလွန် စင်ကြယ်သည်။ ဟောတိ။]

ပန၊ ကား။ အယံ၊ ဤ ပဉ္စဂီကော မဂ္ဂေါ ဟောတိ ဟူသော အဘိဓမ္မာ
 ဒေသနာသည်။ နိပုရိယာယဒေသနာ၊ ပရိယာယ်မဟုတ် မုချဒေသနာတည်း။

၁။ တေနာဟ။ပ။ဟောတိတိ။ ။ဥပရိပဏ်-သဋ္ဌာယတနဝဂ်၊ မဟာသဋ္ဌာယတန
 သုတ် ပါဠိတော်တည်း။ ဤပါဠိတော်၏ အဆက်၌ “အရိယော အဋ္ဌဂီကော မဂ္ဂေါ
 ဘာဝနာပါရိပုရိ ဂစ္ဆတိ” ဟု ရှိ၏။ ထိုသို့ “အဋ္ဌဂီက” ဟု ဆိုသော်လည်း ပုဗ္ဗေဝ-
 ဟူသော ရှေ့စကားကိုထောက်၍ ဝိပဿနာခဏ၌ အင်္ဂါရှစ်ပါးပြည့်သည် မဟုတ်။ ရှေ့
 အဖို့က ကာယကံ ဝစီကံ အာဇီဝ စင်ကြယ်မှုကို “ဝိရတိသုံးပါး” ဟု ယူ၍ “အင်္ဂါ
 ရှစ်ပါးပြည့်သည်” ဟု ဆိုသည်။ ထို့ကြောင့် ဤဒေသနာတော်လည်း ပရိယာယ
 ဒေသနာ ဖြစ်ကြောင်းကို ထောက်ခံသော သာဓကဖြစ်သည်။

မှတ်ချက်။ ။ဤ အဋ္ဌကထာ၌ စောဒကပုဂ္ဂိုလ်၏ စောဒနာမှု ရှိသောကြောင့်
 သာဓကတွေပြု၍ ဖွင့်နေရသော်လည်း အဘိဓမ္မတ္ထသင်္ဂဟကျမ်းကို စ၍လေ့လာခဲ့ရသော
 မိမိတို့မှာ “ဝိရတိယော ပန တိဿောပိ လောကုတ္တရစိတ္တေသု သဗ္ဗထာပိ နိယတာ
 ဧကတောဝ လန္တန္တိ၊ လောကိယေသု ပန ကာမာဝစရကုသလေသေဝ ကဒါစ”
 ဟူသောစကားတုန်းကပင် လောကီမဟာကုသိုလ်စိတ်၌ အဋ္ဌဂီကမဂ် မရ၊ ပဉ္စဂီကမဂ်
 သာ အမြဲရကြောင်း နားလည်ခဲ့ပြီးဖြစ်ကြပါသည်။ [ဝိရတိ ၁-ပါးပါးယှဉ်သောအခါ
 ဝိရတိ ၁-ပါး တိုးနိုင်၍ ဆဋ္ဌဂီက ဖြစ်ပါသော်လည်း ဝိပဿနာစိတ် ဖြစ်သောအခါ
 ချစ်နာမ်တခုခုကို လက္ခဏာယာဉ်တင်၍ အနိစ္စ ဒုက္ခ အနတ္တ-ဟု ရှုနေသောကြောင့်
 ဝိတိက္ကမိတဗ္ဗဝတ္ထုကို အာရုံမပြုရကား ဝိရတိ ၁-ပါးမျှလည်း မယှဉ်နိုင်ပါ။]

ဟိ၊ မှန်။ (တနည်း) ဟိ ယသ္မာ၊ ကြောင့်။ လောကီယ စိတ္တသ္မိံ ၊ ဌှိ။တိဿော၊ ကုန်သော။ ဝိရတိယော၊ တို့ကို။ န လဗ္ဘန္တိ၊ တပြိုင်နက် မရအပ်၊ မရနိုင်ကုန်။ တသ္မာ၊ ကြောင့်။ (လောကီစိတ်၌ ဝိရတိသုံးပါးတို့ တပြိုင်နက် မရအပ်ကုန် သည်၏ အဖြစ်ကြောင့်။) ပဉ္စဂီကောဝ၊ ၅-ပါးသော အင်္ဂါရှိ၏ဟူ၍သာ။ ဝုတ္တော၊ ပြီ။ ဣတိ၊ ဤသို့ မှတ်အပ်၏။

[“ပဉ္စဂီကော မဂ္ဂေါ ဟောတိ” ၏အဖွင့်ကို ပြုပြီး၍ “သတ္တဗလာနိ ဟောန္တိ” ၏အဖွင့်ကို ပြုလိုသောကြောင့် “အကမ္ပိယဋ္ဌေန ပန” စသည် မိန့်။] ပန၊ ကား။ အကမ္ပိယဋ္ဌေန၊ အဿဒ္ဒိယ အစရှိသော ဆန့်ကျင်ဘက်တရားတို့သည် မလှုပ်ရှား စေအပ်သည်၏ အဖြစ်ဟူသော အနက်အားဖြင့်။ သတ္တေဝ၊ ၇-ပါးသာလျှင် ဖြစ်ကုန်သော။ ဓမ္မာ၊ သဒ္ဓာ အစရှိသောတရားတို့သည်။ ဗလာနိ၊ ဗိုလ်တို့သည်။ ဟောန္တိ။ မူလဋ္ဌေန၊ အခြေအမြစ်ဟူသော အနက်အားဖြင့်။ တယောဝ၊ ကုန်သော။ ဓမ္မာ၊ အလောဘ အစရှိသော တရားတို့သည်။ ဟေတူ၊ တို့သည်။ ဟောန္တိ။ ဖုသနဋ္ဌေန၊ တွေ့ထိခြင်းဟူသော အနက်အားဖြင့်။ ဧကောဝ၊ သော။ ဓမ္မော၊ တရားဟူသည်။ ဖဿော၊ ဖဿတည်း။ ဝေဒယိတဋ္ဌေန၊ ခံစားတတ် သည်၏အဖြစ်ဟူသော အနက်အားဖြင့်။ ဧကောဝ။ ဓမ္မော၊ ဟူသည်။ ဝေဒနာ၊ တည်း။ သဉ္ဇာနနဋ္ဌေန၊ အမှတ်ပြု၍ သိတတ်သည်၏ အဖြစ်ဟူသော အနက် အားဖြင့်။ ဧကောဝ။ ဓမ္မော၊ သည်။ သညာ၊ တည်း။ စေတယနဋ္ဌေန၊ စေ ဆော်တတ်သည်၏ အဖြစ်ဟူသော အနက်အားဖြင့်။ ဧကောဝ ဓမ္မော။ စေတ နာ၊ တည်း။ စိတ္တ ဝိစိတ္တဋ္ဌေန၊ ထူးဆန်းသည်၏ အဖြစ်ဟူသော အနက်အားဖြင့်။ [စိတ္တကို ဝိစိတ္တဟု ထပ်ဖွင့်သည်။] ဧကောဝ၊ သော။ ဓမ္မော၊ သည်။ စိတ္တံ၊ တည်း။

ရာသဋ္ဌေန စေဝ၊ အစုဟူသော အနက်အားဖြင့် လည်းကောင်း။ ဝေဒယိတ- ဋ္ဌေန စ၊ အားဖြင့် လည်းကောင်း။ ဧကောဝ ဓမ္မော။ ဝေဒနာက္ခန္ဓော၊ ဝေဒနာက္ခန္ဓာတည်း။ ရာသဋ္ဌေန စ၊ အားဖြင့် လည်းကောင်း။ သဉ္ဇာနနဋ္ဌေန စ၊ အားဖြင့် လည်းကောင်း။ ဧကောဝ ဓမ္မော သညာက္ခန္ဓော။ ရာသဋ္ဌေန စ၊ အားဖြင့် လည်းကောင်း။ အဘိသင်္ခရဏဋ္ဌေန စ၊ ပြုစီမံတတ်သည်၏ အဖြစ် ဟူသော အနက်အားဖြင့် လည်းကောင်း။ ဧကောဝ ဓမ္မော သင်္ခါရက္ခန္ဓော။ ရာသဋ္ဌေန စ၊ အားဖြင့်လည်းကောင်း။ စိတ္တ ဝိစိတ္တဋ္ဌေန စ၊ အားဖြင့် လည်း ကောင်း။ ဧကောဝ ဓမ္မော ဝိညာဏက္ခန္ဓော။ [ဝိညာဏအရ ဝိညာဉ်၏ သညာ ပညာတို့ သိပုံမှ တမျိုးတပုံ သိခြင်းကိုပင် “စိတ္တဝိစိတ္တ-ထူးဆန်းသော သိခြင်း” ဟု ဆိုနိုင်၏။ ထို့ကြောင့် ဝိညာဏကိုပင် “စိတ္တ ဝိစိတ္တဋ္ဌေန” ဟု ဖွင့်သည်။

ဝိဇာနနမေဝ စိတ္တဝိစိတ္တတာတိ ဖိတ္တဝိစိတ္တဋ္ဌေန ဧကောဝ ဓမ္မော ဝိညာဏက္ခန္ဓော တိ အာဟ။-ဋီကာ။]

ဝိဇာနနဋ္ဌေန စေဝ၊ သညာ ပညာတို့ သိပုံမှ တမျိုးတဖုံ သိခြင်းဟူသော အနက်အားဖြင့် လည်းကောင်း။ ဟေဋ္ဌာ၊ အောက် မနာယတန အဖွင့်၌။ ဝုတ္တ အာယတနဋ္ဌေန စ၊ ဆိုအပ်ပြီးသော အာယတန၏ အနက်အားဖြင့်လည်း ကောင်း။ ဧကမေဝ၊ တပါးသာလျှင်ဖြစ်သော။ မနာယတနံ၊ မနာယတန သည်။ ဟောတိ။ ဝိဇာနနဋ္ဌေန စ၊ အားဖြင့် လည်းကောင်း။ အဓိပတိ- ယဋ္ဌေန စ၊ မိမိနှင့်စပ်သော တရားတို့၏ အကြီးအကဲ၏ အဖြစ်ဟူသော အနက်အားဖြင့် လည်းကောင်း။ ဧကမေဝ၊ သော။ မနိန္ဒြိယံ၊ သည်။ ဟော- တိ။ [ဤ ၂-ဝါကျသည် ပါဠိသွားတမျိုး ဖြစ်နေ၏။ ရှေ့၌ “ဧကောဝ ဓမ္မော” ဟု ချည်း လာခဲ့၏။ နောက်၌လည်း လာလတ္တံ့၊ ထိုအတိုင်းဆိုလျှင် “ဧကောဝ ဓမ္မော မနာယတနံ၊ ဧကောဝ ဓမ္မော မနိန္ဒြိယံ” ဟု ရှိသင့်သည်။] ဝိဇာနနဋ္ဌေန စ၊ အားဖြင့် လည်းကောင်း။ သဘာဝ သုညတ နိဿတ္တဋ္ဌေန စ၊ ပရမတ္ထ သဘာဝဟူသော အနက်၊ အတ္တမှ ကင်းဆိတ်သည်၏ အဖြစ် ဟူသော အနက်၊ သတ္တဝါ မဟုတ်သည်၏ အဖြစ် ဟူသောအနက် အားဖြင့် လည်း ကောင်း။ ဧကောဝ ဓမ္မော။ မနောဝိညာဏ ဓာတု နာမ၊ မည်သည်။ ဟောတိ။ အဝသေသာ၊ ကြွင်းသောတရားတို့သည်။ (မနောဝိညာဏ ဓာတု နာမ၊ မည်သည်။) န ဟောန္တိ။ ပန၊ ဆက်။ စိတ္တံ၊ ကို။ ဌပေတွာ၊ ၌။ ယထာ ဝုတ္တေန၊ အကြင်အကြင် ဆိုအပ်ပြီးသော။ အတ္ထေန၊ အားဖြင့်။ (အာယတနဋ္ဌ၊ သဘာဝ သုညတနိဿတ္တဋ္ဌ အားဖြင့်။) အဝသေသာ၊ မနော ဝိညာဏဓာတ်မှ ကြွင်းကုန်သော။ သဗ္ဗေပိ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။ ဧကံ၊ တပါးသော။ ဓမ္မာယတနမေဝ၊ ဓမ္မာယတန သည်သာလျှင် လည်းကောင်း။ ဧကော၊ သော။ ဓမ္မဓာတုယေဝ စ၊ သည်သာလျှင် လည်းကောင်း။ ဟောတိ။ ဣတိ၊ ဤသို့ မှတ်အပ်၏။

ပန၊ ဆက်။ ယေဝါပန တသ္မိံ သမယေတိ ဣမိနာ အပ္ပနာဝါရေန၊ ယေဝါ- ပန တသ္မိံ သမယေ ဟူသော ဤ အပ္ပနာဝါရဖြင့်။ ဣဓာပိ၊ ဤ သင်္ဂဟ- ဝါရ၌လည်း။ [ပိဖြင့် ဓမ္မဝတ္ထာနဝါရကို ပေါင်း။] ဟေဋ္ဌာ၊ ၌။ ဝုတ္တာ၊ ဟောတော်မူအပ်ပြီးကုန်သော။ ယေဝါပနကာဝ၊ ယေဝါပနက တရားတို့ကို သာ။ (ဆန္ဒ အဓိမောက္ခ အစရှိသော ယေဝါပနက တရားတို့ကိုသာ။) သင်္ဂ- ဟိတာ၊ သိမ်းယူအပ်ကုန်ပြီ။ စ၊ ဆက်။ ဣဓ၊ ဤ သင်္ဂဟဝါရ၌။ (ဟေဋ္ဌာ၊ ၌။ ဝုတ္တာ၊ ကုန်သော။ ယေဝါပနကာဝ၊ တို့ကိုသာ။ သင်္ဂဟိတာ) ယထာ၊

ကဲ့သို့။ ဧဝံ၊ တူ။ သဗ္ဗတ္ထ၊ အလုံးစုံသော ဝါရတို့၌။ (နောက်လာမည့် သုညတ-
 ဝါရနှင့် ဒုတိယစိတ်စသည်ဝယ် လာမည့်ဝါရတို့၌။ ဟေဋ္ဌာ ဝုတ္တာ ယေဝါ-
 ပနကာဝ သင်္ဂဟိတာ။) ဟိ၊ မှန်။ ဣတော၊ ဤ သင်္ဂဟဝါရမှ။ ပရံ၊ ၌။
 ဧတ္ထကံပိ၊ ဤမျှလောက်သော စကားကိုလည်း။ န ဝိစာရယိဿာမ၊ မစိစစ်ကုန်
 တော့အံ့။ နိဒ္ဒေသ ပဋိနိဒ္ဒေသ ဝါရေသု၊ တို့၌။ ဟေဋ္ဌာ၊ ၌။ ဝုတ္တနုယေနေဝ၊
 ဖြင့်သာ။ အတ္ထော ဝေဒိတဗျော။ ဣတိ၊ အပြီးတည်း။

သင်္ဂဟဝါရော၊ သင်္ဂဟဝါရသည်။ နိဋ္ဌိတော၊ ပြီ။

ကောဋ္ဌာသဝါရောတိပိ၊ ကောဋ္ဌာသဝါရဟူသော အမည်သည်လည်း။
 ဧတဿေ ဝ၊ ဤ သင်္ဂဟဝါရ၏ပင်။ နာမံ၊ အမည်တည်း။

သင်္ဂဟဝါရပြီး၏။



သုညတဝါရအဖွင့်

ဣဒါနိ၊ သင်္ဂဟဝါရကို ပြုပြီးရာ ယခုအခါ၌။ တသ္မိံ ခေါ်ပန သမယေ ဓမ္မာ ဟောန္တိတိ၊ တသ္မိံ ခေါ်ပန။ပ။ဟောန္တိ အစရှိသော။ သုညတဝါရော ကို။ (ဘဂဝဏာ။) အာရဒ္ဓေါ၊ ပြီ။ ဝါ၊ ဧ။ သော၊ ထို သုညတဝါရကို။ ဥဒ္ဓေသနိဒ္ဓေသဝသေန၊ ဥဒ္ဓေသ နိဒ္ဓေသတို့၏ အပြားအားဖြင့်။ ဒွိဓာ၊ အား ဖြင့်။ ဝဝတ္ထိတော၊ ပိုင်းခြား မှတ်သားအပ်ပြီ။ (ဤ ဝါရ၌ ပဋိနိဒ္ဓေသ မပါ။) တတ္ထ၊ ထို ဥဒ္ဓေသ နိဒ္ဓေသတို့တွင်။ ဥဒ္ဓေသဝါရော ၌။ ဓမ္မာ ဟောန္တိတိ ဣမိ- နာ၊ ဓမ္မာ ဟောန္တိ ဟူသော ဤ ကောဋ္ဌာသနှင့်။ သဒ္ဓိံ ။ စတုဝိသတိ၊ သော။ ကောဋ္ဌာသ၊ အစုတို့သည်။ ဟောန္တိ။ စ၊ ဆက်။ သဗ္ဗကောဋ္ဌာသေသု၊ အလုံးစုံသော ကောဋ္ဌာသတို့၌။ စတ္တာရော ဒွေ တယောတိ၊ စတ္တာရော ဒွေ တယောဟူ၍။ ဂဏန ပရိစ္ဆေဒေါ၊ ဂဏန်းဖြင့် ပိုင်းခြားခြင်းကို။ န ဝုတ္တော၊ ဟောတော်မူအပ်။ [စတ္တာရော ခန္ဓာ ဒွေ အာယတနာနိ စသည်ဖြင့် စတ္တာ- ရော ဒွေ စသော ဂဏန်းများမပါ-ဟူလို။] ကသ္မာ၊ ကြောင့်။ (န ဝုတ္တော။) သင်္ဂဟဝါရော ၌။ ပရိစ္ဆိန္ဒတ္တာ၊ စတ္တာရော ဒွေစသည်ဖြင့် ပိုင်းခြားအပ်ပြီး ကုန်၏ အဖြစ်ကြောင့်။ (န ဝုတ္တော။) ဟိ၊ မှန်။ တတ္ထ၊ ထို သင်္ဂဟဝါရ၌။ ပရိစ္ဆိန္ဒဓမ္မာ ယေဝ၊ ပိုင်းခြားအပ်ပြီးသော ဓမ္မတို့ကိုသာ။ ဣဓာပိ၊ ဤ သုည- တဝါရ၌လည်း။ ဝုတ္တာ၊ ဟောတော်မူအပ်ကုန်ပြီ။

ဟိ၊မှန်။(ဓမ္မတို့ကိုသာ ဟောအပ်၏ဟူသော စကားသည် မှန်၏။)တနည်း- ဟိယသ္မာ၊ ကြောင့်။ ဧတ္ထ၊ ဤဆိုအပ်ပြီးသောတရားအပေါင်း၌။ [ဧတ္ထာတိ တေသ္မိံ ယထာဝုတ္တေ သမယေ။](တနည်း)ဧတ္ထ၊ဤဆိုအပ်ပြီးသော ခန္ဓာအစ ရှိသော တရားတို့၌။ [ဧတေသု ဝါ ဓမ္မေသု။-ဋီကာ။]သတ္တောဝါ၊ သတ္တဝါ ကိုလည်းကောင်း။ ဘာဝေါ ဝါ၊ အထည်ကိုယ်ပညတ် ဒြပ်ကိုလည်းကောင်း။ အတ္တာ ဝါ၊ အတ္တကိုလည်းကောင်း။ န ဥပလဗ္ဘတိ၊ မရအပ်။ [“ဘာဝေါ တိ သတ္တော၊ ယောကောစိ ဝါ အတ္ထော”ဟု ဋီကာဖွင့်သောကြောင့် အဋ္ဌ ကထာ၌ သတ္တောဟူသောပါဌ်သည် ရှေးက ရှိဟန်မတူ။] ဓမ္မာဝ၊ ဓမ္မတို့ကို သာ။ (ဝုတ္တာ-၌ စပ်။) ဧတေ၊ ဤတရားတို့သည်။ ဓမ္မမတ္တာ၊ ဓမ္မမျှတို့သာ တည်း။ အသာရာ၊ အနှစ်သာရမရှိကုန်။ အပရိဏာယကာ၊ ရှေ့ဆောင်လမ်းပြ မရှိကုန်။ ဣတိ၊ သို့။ ဣမိဿ သုညတာယ၊ ဤ သုည၏အဖြစ်ကို။ ဝါ၊ ဤ သတ္တ-အတ္တမှ ကင်းဆိတ်သည်၏ အဖြစ်ကို။ ဒီပနတ္ထံ၊ ပြခြင်းအကျိုးငှာ။ ဝုတ္တာ၊ ကုန်ပြီ။ တသ္မာ၊ ကြောင့်။ ဧတ္ထ၊ ဤ တသ္မိံ ခေါ် ပန သမယေ ဓမ္မာ ဟောန္တိ အစရှိသော ပါဠိရပ်၌။ ဧဝံ၊ သို့။ အတ္ထော ဝေဒိတဗျော။

ယသ္မိံ သမယေ၊ ဌံ။ ကာမာဝစရံ၊ သော။ ပဌမံ၊ သော။ မဟာကုသလ-
 စိတ္တံ၊ သည်။ ဥပ္ပဇ္ဇတိ။ တသ္မိံ သမယေ၊ ကာမာဝစရ ပထမ မဟာကုသိုလ်
 စိတ်၏ဖြစ်ရာ ထိုအခါ၌။ စိတ္တိဝံသေန၊ စိတ်၏ အင်္ဂါ၏အစွမ်းဖြင့်။ ဥပ္ပန္နာ၊
 ကုန်သော။ အတိရေက ပဏ္ဏာသ မ္ဗော၊ ၅၀-ကျော် တရားတို့သည်။
 သဘာဝဋ္ဌေန၊ ပရမတ္ထသဘာဝဟူသော အနက်အားဖြင့်။ ဓမ္မံ ဝေ၊ ဓမ္မ
 တို့ချည်းသာ။ ဟောန္တိ။ အညော၊ ဓမ္မတပါးသော။ ကောစိ၊ တစုံတခု
 သော။ သတ္တော ဝါ၊ သည်လည်းကောင်း။ ဘာဝေါ ဝါ၊ သည်လည်း
 ကောင်း။ ပေါသော ဝါ၊ သည်လည်းကောင်း။ ပုဂ္ဂလော ဝါ၊ သည်
 လည်းကောင်း။ န ဟောတိ၊ မရှိ။ ဣတိ ဝေ၊ သို့။ အတ္ထော ဝေဒိတဗ္ဗော။
 [ပါဠိတော်၌ “ဓမ္မာ ဟောန္တိ” ဟု ဟောတော်မူသောကြောင့် ဓမ္မတပါး
 အခြားသော သတ္တစသည် မရှိ-ဟူလို။] တထာ၊ တူ။ ရာသဋ္ဌေန (ရာသိ+
 အဋ္ဌေန)၊ အစုဟူသော အနက်အားဖြင့်။ ခန္ဓာဝ၊ ခန္ဓာတို့ ချည်းသာ။
 ဟောန္တိ။ ဣတိ ဝေ၊ သို့။ ပုရိမ နယေနေဝ၊ ဖြင့်သာလျှင်။ သဗ္ဗပဒေသု၊
 တို့၌။ အတ္ထယောဇနာ၊ အနက်ကို ယှဉ်စေခြင်းကို။ ဝေဒိတဗ္ဗော။

ပန၊ ဆက်။ ယသ္မာ၊ ကြောင့်။ ဈာနတော၊ မှ။ အညံ၊ အခြားသော
 ဈာနင်္ဂံ၊ ဈာနင်သည်။ (နတ္ထိ။) မဂ္ဂတော ဝါ၊ မဂ်မှလည်း။ အညံ၊ အခြား
 သော။ မဂ္ဂင်္ဂံ၊ သည်။ နတ္ထိ။ တသ္မာ၊ ကြောင့်။ ဣမ၊ ဤ သုညတ ဝါရ၌။
 ဈာနံ ဟောတိ မဂ္ဂေါ ဟောတိ ဣစ္စေဝ၊ ဟူ၍သာ။ ဝုတ္တံ၊ ပြီ။ [သင်္ဂဟ
 ဝါရ၌ “ဈာနင်္ဂါနိ မဂ္ဂင်္ဂါနိ” ဟု ဟောသကဲ့သို့ ဤ၌မဟောပဲ “ဈာနံ ဟောတိ၊
 မဂ္ဂေါ ဟောတိ” ဟုသာ ဟောတော်မူအပ်သည်-ဟူလို။] ဟိ၊ မှန်။ ဥပနိဇ္ဈာ-
 ယနဋ္ဌေန၊ အာရုံသို့ ကပ်၍ရုတတ်သည်၏ အဖြစ်ဟူသော အနက်အားဖြင့်။
 ဈာနမေဝ၊ ဈာန်သည်သာ။ ဟောတိ။ ဟေတုတ္ထေန၊ နိဗ္ဗာန်သို့ ရောက်စေတတ်
 သော သမ္မာပက အကြောင်းဟူသော အနက်အားဖြင့်။ မဂ္ဂေါဝ၊ သည်သာ။
 ဟောတိ။ အညော၊ ဈာန် မဂ်တို့မှ တပါးသော။ ကောစိ၊ သော။ သတ္တော
 ဝါ၊ သည်လည်းကောင်း။ ဘာဝေါ ဝါ၊ သည်လည်းကောင်း။ န ဟောတိ၊
 မရှိ။ ဣတိ ဝေ၊ သို့။ သဗ္ဗပဒေသု၊ တို့၌။ အတ္ထယောဇနာ ကာတဗ္ဗော။

၁။ တထာ ရာသဋ္ဌေန ခန္ဓာဝ။ ။တထာဖြင့် “ယသ္မိံ သမယေ ကာမာဝစရံ ပဌမံ
 မဟာကုသလစိတ္တံ ဥပ္ပဇ္ဇတိ၊ တသ္မိံ သမယေ စိတ္တိဝံသေန ဥပ္ပန္နာ အတိရေကပဏ္ဏာသ
 မ္ဗော” တို့ကိုလည်းကောင်း၊ “န အညော ကောစိ သတ္တော ဝါ ဘာဝေါ ဝါ ပေါသော
 ဝါ ပုဂ္ဂလော ဝါ ဟောတိ” ဟူသော စကားကိုလည်းကောင်း ပြန်ညွှန်းသည်။ ထို့
 ကြောင့် “ဣတိ ဝေ ပုရိမနယေနေဝ။ ပ။ ဝေဒိတဗ္ဗော” ဟု ငိုန့်သည်။

နိဒ္ဒေသဝါရော၊ သညံ။ ဥတ္တာနုတ္တော ယေဝ၊ ပေါလုင် ထင်ရှားသောအနက် ရှိသည်သာ။ ဣတိ၊ အပြီးတည်း။

သုညတဝါရော နိဋ္ဌတော။

စ၊ ဆက်။ ဝါ၊ နိဂုံးကို ဆိုဦးအံ့။ တိဟိ၊ ကုန်သော။ မဟာဝါရေဟိ၊ တို့ဖြင့်။ မဏ္ဍေတော၊ တန်ဆာဆင်၍။ နိဒ္ဒိဋ္ဌဿ၊ ညွှန်ပြတော်မူအပ်သော။ ပဌမစိတ္တဿ၊ ပထမ မဟာကုသိုလ်စိတ်၏။ အတ္ထဝဏ္ဏနာ၊ အနက်ဖွင့်သည်။ နိဋ္ဌိတော၊ ပြီးပြီ။

ဒုတိယမဟာကုသိုလ်စိတ်

ဣဒါနိ၊ ပထမစိတ်ကို ပြုပြီးရာ ယခုအခါ၌။ ဒုတိယစိတ္တာဒိနိ၊ ဒုတိယစိတ် အစရှိသော စိတ်တို့ကို။ ဒဿေတံ၊ ငှာ။ ကတမေ ဓမ္မာတိ အာဒိ၊ အစရှိသော စကားရပ်ကို။ (ဘဂဝတော၊ သည်။) အာရဒ္ဓံ၊ ပြီ။ သဗ္ဗေသုပိ၊ ကုန်သော။ တေသု၊ ထို ဒုတိယစိတ် အစရှိသော စိတ်တို့၌။ [ယောဇနာ၌ကား၊ “ဒုတိယ စိတ္တာဒိနိ ဥဒ္ဒေသေသု” ဟု ဖွင့်၏။] ပဌမစိတ္တော၊ ၌။ ဝုတ္တနယေနော၊ ဖြင့်သာ။ တယော တယော၊ သုံးပါး သုံးပါးကုန်သော။ မဟာဝါရော၊ ဝါရကြီး တို့ကို။ (ဓမ္မဝတ္ထာနဝါရ၊ သင်္ဂဟဝါရ၊ သုညတဝါရ။) ဝေဒိတဗ္ဗော၊ ကုန်၏။ စ၊ ဆက်။ ဧဝံ၊ ပဒတ္ထ မဖက် သက်သက်။ မဟာဝါရော ဝေ၊ ဝါရကြီး တို့ကိုသာ။ (ဝေဒိတဗ္ဗော၊ ကုန်သည်ကား။) န၊ မဟုတ်ကုန်သေး။ ပဌမစိတ္တော ၌။ ဝုတ္တသဒိသာနံ၊ ဟောတော်မူအပ်ပြီးသော ပုဒ်နှင့်တူကုန်သော။ သဗ္ဗပဒါနံ၊ တို့၏။ အတ္ထောပိ၊ ကိုလည်း။ ဝုတ္တနယေနော၊ ဖြင့်သာ။ ဝေဒိတဗ္ဗော။

ဣတော၊ ဤ ဝါရတို့ကို ပိုင်းခြားခြင်း၊ ပဒတ္ထကို ညွှန်ပြခြင်းမှ။ (ရှေးနိဿယ၌ “ဣတော၊ ဤ ဒုတိယစိတ္တ နိဒ္ဒေသမှ” ဟု ပေးလေ၏။) ပရမိ၊ ၌လည်း။ အပုဗ္ဗ- ပဒဝဏ္ဏနံယေဝ၊ ရှေးမဟုတ်သောပုဒ်တို့၏ အဖွင့်ကိုသာ။ ဝါ၊ အသစ်ဖြစ်သော ပုဒ်တို့၏ အဖွင့်ကိုသာ။ ကရိယာမ၊ ပြုကုန်တော့အံ့။ တာဝ၊ တတိယစိတ္တ နိဒ္ဒေသ စသည်တို့မှ ရှေးဦးစွာ။ (နိဒ္ဒိဋ္ဌေ။) ဣမသ္မိံ ဒုတိယစိတ္တ နိဒ္ဒေသေ၊ ၌။ သသင်္ခါရေနာတိ ဣဒမေဝ၊ သသင်္ခါရေန ဟူသော ဤ ပုဒ်သည်သာ။ အပုဗ္ဗံ၊ ရှေးမဟုတ်သည်။ ဝါ၊ အသစ်သည်။ ဟောတိ၊ ၏။ တဿ၊ ထို သသင်္ခါရေန ဟူသော ပုဒ်၏။ အတ္ထော၊ ကို။ (ဝေ ဝေဒိတဗ္ဗော။) (ယော၊ အကြင် အကြောင်းအပေါင်းသည်။) သင်္ခါရေန၊ တွန့်ဆုတ်သောစိတ်ကို ပြုစီမံတတ် သာ ပယောဂဥပါယနှင့်။ သဟ (ဝတ္ထတိ)။ ဣတိ၊ ကြောင့်။ (သော၊ ထို

အကြောင်း အပေါင်းသည်။) သသင်္ခါရော၊ သသင်္ခါရမည်၏။ သသင်္ခါရေန၊ တွန့်ဆုတ်သော စိတ်ကို ပြုစီမံတတ်သော သင်္ခါရနှင့် တကွဖြစ်သော။ သပ္ပယောဂေန၊ ပယောဂနှင့် တကွဖြစ်သော။ သဥပါယေန၊ ဥပါယနှင့် တကွဖြစ်သော။ တေန ပစ္စယဂဏေန၊ ထိုအာရုံ မနသိကာရ စသော အကြောင်း

၁။ သသင်္ခါရော။ ။သဟသင်္ခါရေနကား လဟုကနည်းအားဖြင့် ဝိပြိုဟ်သော စကားတည်း။ “သဘ+သင်္ခါရေန+ယော+ဝတ္တတိတိ သင်္ခါရော” ဟု ဗဟုဗ္ဗိဟိပြု။ ထို သသင်္ခါရောသည် ပဌမာဝိဘတ်ဖြင့် ရှိရိုးဖြစ်သော ပုဒ်အခိုက်အတန့်ကိုခွဲသော ပဒါဝတ္ထိကန္တ၊ ပါဠိတော်၌ရှိသော သသင်္ခါရေနပုဒ်ကို ဖြတ်သော ဒန္တစ္ဆေဒန နည်းတည်း။ တေန သသင်္ခါရေန ကား ပါဠိတော်၌ ဝါကျအရှိုကိုခွဲသော ဝါကျာဝတ္ထိကန္တ၊ ဖြတ် အပ်ပြီးသော ဆင်စွယ်ကို ပြန်၍ ချွန်ပေးသည်နှင့်တူကော ဒန္တဿာဓန နည်းတည်း။

၂။ သသင်္ခါရေန။ ။သသင်္ခါရေနကို “သပ္ပယောဂေန သဥပါယေန ပစ္စယဂဏေနာတိ အတ္ထော” ဟု ဖွင့်သည်။ ထိုသို့ဖွင့်သဖြင့် “သင်္ခါရ” ဟူသော သမာသ် ပုဒ်တစ်ဘ်အရ ပယောဂ ဥပါယကို ယူပါဟု လည်းကောင်း၊ “သသင်္ခါရ” ဟူသော သမာသ်ပုဒ်လုံးအရ ပစ္စယဂဏကို ယူပါဟု လည်းကောင်း သိစေ၏။ ချဲ့ဦးအံ့ “သင်္ခါရောတိ၊ တစုံတခုသော ကိစ္စ၌ တွန့်ဆုတ်နေသောစိတ်ကို မတွန့်ဆုတ်အောင် ပြုပြင်တတ်၏။ ဣတိ သင်္ခါရော” ဟု ပြုပါ။ ထို ပြုပြင်တတ်သောအရာ ဟူသည် ပယောဂနှင့် ဥပါယ တည်း။

၃။ ပယောဂ။ ။ “သပ္ပယောဂေနာတိ လီနဿံ စိတ္တဿ ဥဿာဟနပဒယာဂ သဟိတေန (အားတက်စေတတ်သော ကာယပယောဂ ဝစီပယောဂနှင့် တကွဖြစ်သော)” ဟု ဖွင့်၏။ ထို့ကြောင့် စေတီရင်ပြင်တော်ကို တံမြတ်လှည်းမှ စသည်ပြုဖို့ရန် တွန့်ဆုတ်နေသောစိတ်ကို မတွန့်ဆုတ်ဖို့ရန် အားတက်လာဖို့ရန် ပြုစီမံတတ်သော လက်မောင်း လက်ရုံးကို ဆန့်တန်းခြင်း လမ်းလျှောက်ခြင်း စသော ကာယပယောဂ၊ အားတက်စေတတ်သော “ဝိဒ္ဓါယဝတော ကိ နာမ န သိဇ္ဈတိ” စသော ပါဠိဂါထာ ပျို့ကဗျာကို ရွတ်ဆိုခြင်းစသော ဝစီပယောဂကို “ပယောဂ” ဟု ယူပါ။

၄။ ဥပါယ။ ။ “ဥပယတိ၊ အကျိုးသို့ ကပ်ရောက်တတ်၏။ ဣတိ ဥပါယော” နှင့်အညီ အကျိုးသို့ ကပ်ရောက်တတ်သော အကြောင်းတမျိုးကို “ဥပါယ” ဟု ခေါ်၏။ [ဥပ+ဣဓာတ်၊ ဣပစ္စည်း။] ထို ဥပါယကို ဋီကာ၌ “ကုသလဿ ကရဏာကရဏေသု အာဒိနဝါနိသံသပစ္စဝေက္ခဏံ၊ ပရေဟိ ဥဿာဟနံတိ ဧဝမာဒိ” ဟု ဖွင့်၏။ ထို့ကြောင့် ကုသိုလ်ကို ပြုခြင်း၌ အကျိုး မပြုခြင်း၌ အပြစ်ကို ဆင်ခြင်မှု ဟူသော မိမိ၏ မနောပယောဂကိုလည်းကောင်း၊ ဆရာ မိဘ စသော သူတပါးတို့က ကိုယ်ဖြင့်ဖြစ်စေ နှုတ်ဖြင့်ဖြစ်စေ တိုက်တွန်းမှု ဟူသော ကာယပယောဂ ဝစီပယောဂကို လည်းကောင်း “ဥပါယ” ဟု ယူပါ။

၅။ ပစ္စယဂဏေန။ ။ပစ္စယဂဏ၏ သရုပ်ကို “ယေန အာရမ္မဏာဒိနာ” ဟု ဖွင့်ထားသောကြောင့် အာရုံ မနသိကာရ-စသော စိတ်ဖြစ်ဖို့ရန် အကြောင်းအပေါင်းကို “ပစ္စယဂဏ” ဟု ယူရသည်။ မှန်၏-မည်သည့်စိတ်မဆို အာရုံမပါပဲ မဖြစ်နိုင်။

အပေါင်းကြောင့်။ (ဥပ္ပန္နံ-၌ စပ်။) ဣတိ အတ္ထော။ ဟိ၊ မှန်။ အာရမ္မဏာဒိနာ၊ အာရုံ အစရှိသော။ ယေန ပစ္စယဂဏေန၊ အကြင် အကြောင်း အပေါင်း ကြောင့်။ ပဌမံ၊ ပထမ ဖြစ်သော။ မဟာစိတ္တံ၊ မဟာကုသိုလ်စိတ်သည်။ ဥပ္ပဇ္ဇတိ။ သပ္ပယောဂေန၊ သော။ သဥပါယေန၊ သော။ တေနော (ပစ္စယဂဏေန)၊ ထို အကြောင်းအပေါင်းကြောင့်ပင်။ ဣဒံ၊ ဤ ဒုတိယ မဟာကုသိုလ်စိတ်သည်။ ဥပ္ပဇ္ဇတိ။

တဿ၊ ထို ဒုတိယ မဟာကုသိုလ်စိတ်၏။ ဧဝံ၊ သို့။ ဥပ္ပတ္တိ၊ ဖြစ်ပုံကို။ ဝေဒိတဗ္ဗာ၊ ဣဒံ၊ ဤသာသနာတော်၌။ ဧကစ္စော၊ အချို့သော။ ဘိက္ခု၊ သည်။ ဝိဟာရ ပစ္စန္ဓေ၊ ကျောင်းတိုက်၏ အစွန့်အဖျား၌။ ဝသမာနော၊ နေလျက်။ စေတိယဂံဏ သမ္ပဇ္ဇနဝေလာယ၊ စေတီရင်ပြင်တော်ကို တံမြက်လှည်း ရာ အချိန်သည် လည်းကောင်း။ ထေရုပဋ္ဌာနဝေလာယ၊ ထေရ်ကို ဆည်းကပ် ရာ အချိန်သည် လည်းကောင်း။ (ဆရာတော်ကို ဆည်းကပ်ရာ အချိန်သည် လည်းကောင်း။) သမ္ပတ္တာယ၊ ရောက်သော် လည်းကောင်း။ ဓမ္မသဝနဒိဝသေ၊ တရားနာရာနေ့သည်။ သမ္ပတ္တေ ဝါ၊ ရောက်သော် လည်းကောင်း။ မယံ၊ ၎င်း။ ဝါ၊ ငါ့မှာ။ ဂန္ဓာ၊ သွား၍။ ပစ္စာဂစ္ဆတော၊ ပြန်လာလတ်သော်။ အတိဒ္ဓရံ၊ အလွန်ဝေးသည်။ ဘဝိဿတိ၊ ဖြစ်လိမ့်မည်။ န ဂမိဿာမိ၊ မသွားတော့အံ့။ (မသွားတော့ပါဘူးလေ။) ဣတိ၊ ဤသို့။ စိန္တေတော၊ ကြံပြီး၍။ [ဤတိုင်အောင် စိတ်၏ တွန့်ဆုတ်ပုံကို ပြသည်။] ပုန၊ တဖန်။ စိန္တေသိ၊ ကြံပြန်ပြီ။ (ကိ။) ဘိက္ခုဿ နာမ၊ ရဟန်းအားမည်သည်။ (ရဟန်းဆိုတာ။) စေတိယဂံဏံ ဝါ၊ စေတီရင်ပြင်တော်သို့ လည်းကောင်း။ ထေရုပဋ္ဌာနံ ဝါ၊ ထေရ်ကိုဆည်းကပ်ရာ အရပ်သို့ လည်းကောင်း။ ဓမ္မသဝနံ ဝါ၊ တရားနာရာ အရပ်သို့ လည်းကောင်း။ အဂန္တု၊ မသွားပဲ နေခြင်းငှာ။ အသာရူပံ၊ မလျောက်ပတ်ချေ။ ဂမိဿာမိ၊

အာဝဇ္ဇန်း ဟူသော ယောနိသောမနသိကာရ ပေါ့လည်း ကုသိုလ်မဖြစ်နိုင်။ ထို့ ကြောင့် ထို ၂-ပါးကို အရင်းခံအဖြစ်ဖြင့် ယူရ၏။ အာရမ္မဏာဒိနာ၌ အာဒိ-အရကား သမယအဖွင့်တုန်းက ပြခဲ့သော ဟေတု၏အချစ်သော ဟေတုပစ္စည်း စသော ရသင့် ရာ အကြောင်းများကိုလည်း ယူရသည်။

မှတ်ချက်။ ။ သသင်္ခါရေနကို ဥပ္ပန္နံ၌ စပ်ရသောကြောင့် အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း ဝယ် “သသင်္ခါရိကံ” ဟူသော ပုဒ်ကိုလည်း “သသင်္ခါရေန+ဥပ္ပန္နံ သသင်္ခါရိကံ” ဟု ဥပ္ပန္နတဒ္ဓိတ်ပြုမှ ဤ အဋ္ဌကထာအဖွင့်နှင့် လျော်သည်။ ဤ ဒုတိယစိတ်ကို “သသင်္ခါ- ရေန ဥပ္ပန္နံ” ဟု ဟောတော်မူသောကြောင့် ပထမ စိတ်ကို သင်္ခါရမရှိသော အကြောင်း အပေါင်းကြောင့် ဖြစ်သောစိတ် ဟု ဗျတိရေကနည်းအားဖြင့် သိနိုင်၏။ ထို့ကြောင့် အဘိဓမ္မတ္ထ သင်္ဂြိုဟ်ကျမ်း၌ ပထမစိတ်ကို “အသင်္ခါရိကံ” ဟု တိုက်ရိုက်ဆိုထားသည်။

သွားဦးအံ့။ (သွားဦးမှပါပဲလေ။) ဣတိ၊ သို့။ စိန္တေသိ၊ ပြီ။ [ဤတိုင်အောင် အကျိုးအပြစ် စဉ်းစားပုံ မနောပယောဂ ဟူသောဥပါယကို ပြသည်။ ဣသံ၊ သို့။ စိန္တေတွာ၊ ကြံပြီး၍။ ဂစ္ဆတိ၊ ၏။ [ဤစကားဖြင့် ဒုတိယ မဟာကုသိုလ် စိတ် ဖြစ်ပုံကို ပြသည်။]

တဿ၊ ထို ရဟန်း၏(သန္တာန်၌)။ ဧဝံ၊ ဤ ဆိုအပ်ပြီးသော နည်းဖြင့်။ အတ္တနော၊ ၏။ ပယောဂေန၊ ပယောဂကြောင့်။ (ဥပ္ပန္နံ၊ ဖြစ်သော။ ကုသလ စိတ္တံ၊ သည်။ သသင်္ခါရေန၊ တွန့်ဆုတ်သောစိတ်ကို ပြုစီမံတတ်သော ပယောဂ ဥပါယ-ဟူသော သင်္ခါရနှင့်တကွ ဖြစ်သော။ ပစ္စယဂဏေန၊ အကြောင်း အပေါင်းကြောင့်။ ဥပ္ပန္နံ နာမ၊ ဖြစ်သည်မည်သည်။ ဟောတိ။) ဝါ၊ တနည်း။ ပရေန၊ သူတပါးသည်။ ဝတ္တာဒိနံ၊ ဝတ် အစရှိသည်တို့ကို။ အကရဏေ၊ မပြုခြင်း၌။ အာဒိနဝံ စ၊ အပြစ်ကိုလည်းကောင်း။ ကရဏေ၊ ပြုခြင်း၌။ အာနိသံသံ စ၊ အကျိုးကိုလည်းကောင်း။ ဒဿေတွာ၊ ပြ၍။ ဩဝဒီယမာနဿ၊ ဆုံးမအပ်သော်။ ဝါ၊ ဆုံးမအပ်သော။ (တဿ၊ ထိုရဟန်း၏သန္တာန်၌။) [ဤစကားဖြင့် သူတပါး၏ ဩဝါဒဟူသော ဥပါယကို ပြ၏။] (ဥပ္ပန္နံ ကုသလစိတ္တံ သသင်္ခါရေန ပစ္စယဂဏေန၊ ဥပ္ပန္နံ နာမ ဟောတိ။) ဝါ၊ တနည်း။ နိဂ္ဂဟဝသေန၊ နှိပ်ခြင်း၏ အစွမ်းဖြင့်။ (အတင်းတိုက်တွန်းသောအားဖြင့်။) ဧဟိ၊ လာ။ ဣဒံ၊ ဤအမှုကို။ ကရောဟိ၊ ပြုလော့။ ဣတိ၊ သို့။ ကာရိယမာနဿ၊ ပြုစေအပ်သော်။ ဝါ၊ ပြုစေအပ်သော။ (တဿ၊ ထိုရဟန်း၏ သန္တာန်၌။ - ဤ စကားဖြင့် သူတပါး၏ ဥပါယကို ပြ၏။) ဥပ္ပန္နံ ကုသလစိတ္တံ။ ပ။ ဟောတိ။ ဣတိ၊ သို့။ (ဥပ္ပတ္တိ ဝေဒိတဗျာ။)....ဒုတိယစိတ္တံ နိဋ္ဌိတံ။

၁။ အတ္တနော ပယောဂေန။ ။စာအုပ်များဝယ် ပယောဂေန၏နောက်၌ ဝါ သဒ္ဓါကိုတွေ့ရ၏။ ထိုဝါကို ရှေးအဖွင့်များ မဖွင့်ကြ၊ သူ၏ ဝိကပ်ပြုစရာလည်းမ ရှိ။ ထို့ကြောင့် တဿေဝံမှစ၍ ဥပ္ပန္နံ ဟောတိ တိုင်အောင် ဝါကျသုံးမျိုးခွဲ၍ အဓိပ္ပာယ်မှတ်ပါ။

- (၁) တဿ ဧဝံ အတ္တနော ပယောဂေန ဥပ္ပန္နံ ကုသလစိတ္တံ သသင်္ခါရေန ပစ္စယဂဏေန ဥပ္ပန္နံ နာမ ဟောတိ။
- (၂) တဿ ပရေန ဝါ ဝတ္တာဒိနံ အကရဏေ စ အာဒိနဝံ၊ ကရဏေ စ အာနိသံသံ ဒဿေတွာ ဩဝဒီယမာနဿ ဥပ္ပန္နံ ကုသလစိတ္တံ သသင်္ခါရေန ပစ္စယဂဏေန ဥပ္ပန္နံ နာမ ဟောတိ။
- (၃) တဿ နိဂ္ဂဟဝသေန ဝါ “ဧဟိ ဣဒံ ကရောဟိ” တိ ကာရိယမာနဿ ဥပ္ပန္နံ ကုသလစိတ္တံ သသင်္ခါရေန ပစ္စယဂဏေန ဥပ္ပန္နံ နာမ ဟောတိ။

ဤသို့ သုံးဝါကျခွဲ၍ အဓိပ္ပာယ်ယူသောအခါ ပထမဝါကျအတွက် ဝါသဒ္ဓါ ပါဖွယ် မလိုကြောင်း၊ ဒုတိယ တတိယဝါကျအတွက်သာ “ပရေန ဝါ၊ နိဂ္ဂဟဝသေန ဝါ” ဟု ဝါသဒ္ဓါ ပါသင့်ကြောင်း သိသာ၏။ [အတင်းတိုက်တွန်းမှုကို “နိဂ္ဂဟ” ဟု ဆိုသည်။]

တတိယမဟာကုသိုလ်စိတ်

တတိယေ၊ တတိယစိတ်၌။ (သောမနဿသဟဂုတ် ဉာဏဝိပုယုတ် အသင်္ခါရိက စိတ်၌။) ဉာဏေန၊ နှင့်။ ဝိပုယုတ္တံ၊ မယှဉ်သည်တည်း။ ဣတိ၊ ကြောင့်။ ဉာဏဝိပုယုတ္တံ၊ မည်၏။ ဟိ၊ မှန်။ (တနည်း) ဟိ၊ ယသ္မာ၊ ကြောင့်။ ဣဒံ၊ ဤ။ တတိယစိတ်သည်လည်း။ (ပုံဖြင့် ရှေးစိတ် ၂-ပါးကို ပေါင်း။) အာရမ္မဏေ၌။ ဟဋ္ဌပဟဋ္ဌံ၊ ရှင်လန်း အပြားအားဖြင့် ရှင်လန်းသည်။ ဝါ၊ အလွန် ရှင်လန်းသည်။ ဟောတိ။ [ဤစကားဖြင့် သောမနဿသဟဂုတ် ဖြစ်ကြောင်းကို ပြသည်။] ပန၊ ထိုသို့ အလွန်ရှင်လန်းပါသော်လည်း။ ဧတ္ထ၊ ဤတတိယစိတ်၌။ ပရိစ္ဆိန္ဒကဉာဏံ၊ ပိုင်းဖြတ်တတ်သော ဉာဏ်သည်။ န ဟောတိ၊ မရှိ။ ဝါ၊ မပါ။ တသ္မာ၊ ကြောင့်။ ဣဒံ၊ ဤ တတိယစိတ်ကို။ (ဝေဒိတဗွံ-၌ စပ်။) ဝါ၊ သည်။ (ဥပ္ပဇ္ဇတိ-၌ စပ်။) ဒဟရကုမာရကာနံ၊ ငယ်ရွယ်သော သတိုးသားတို့၏။ (သတိုးသားငယ်တို့၏။) ဘိက္ခံ၊ ကို။ ဒိသ္မာ၊ ရှိ။ အယံ ထေရော၊ ဤထေရ်သည်။ မယံ၊ ငါ၏။ (ထေရော၊ တည်း။) ဣတိ၊ ဤသို့ နှလုံးသွင်း၍။ ဝန္တနကာလေ၊ ရှိခိုးရာအခါ၌လည်းကောင်း။ တေနော နယေန၊ ထိုနည်းအားဖြင့် သာလျှင်။ (ငါတို့၏ စေတီတည်း စသောနည်းအားဖြင့်သာလျှင်။) စေတိယဝန္တနဓမ္မဿဝနကာလာဒိသု စ၊ စေတီတော်ကို ရှိခိုးရာအခါ၊ တရားနာရာအခါ အစရှိသည်တို့၌လည်းကောင်း။ ဥပ္ပဇ္ဇတိ။ ဣတိ ဝေဒိတဗွံ။ ပန၊ ဆက်။ ပါဠိယံ၊ ၌။ ဧတ္ထ၊ ဤ တတိယစိတ်၌။ သတ္တသု၊ ကုန်သော။ ဌာနေသု၊ တို့၌။ ပညာ၊ သည်။ ပရိဟာယတိ၊ ယုတ်လျော့၏။ သေသံ၊ ပညာ၏ယုတ်လျော့ခြင်းမှ ကြွင်းသောအစိအရင်သည်။ ပါကတိကမေဝ၊ ပင်ကိုသဘော ရှိသည်သာ။ (ပထမ ဒုတိယစိတ်တို့နှင့် တူသည်သာ။) ဣတိ၊ အပြီးတည်း။တတိယစိတ်၌ နိဗ္ဗိတံ။

စတုတ္ထမဟာကုသိုလ်စိတ်

စတုတ္ထစိတ္တေပိ၊ ၌လည်း။ (သောမနဿသဟဂုတ် ဉာဏဝိပုယုတ် မဟာကုသိုလ် သသင်္ခါရိကစိတ်၌လည်း။) ဒေဝေဝနယော၊ တည်း။ ပန၊ အထူးကား။

၁။ သတ္တသု ဌာနေသု။ ။ပညိန္ဒြေဟူသော နာမည်ဖြင့်ဖြစ်ရာ ဣန္ဒြိယဌာန၊ သမ္မာဒိဋ္ဌိဟူသော နာမည်ဖြင့်ဖြစ်ရာမဂ္ဂင်္ဂဌာန၊ ပညာဗလံဟူသော နာမည်ဖြင့်ဖြစ်ရာ ဗလဌာန၊ အမောဟောဟူသော နာမည်ဖြင့်ဖြစ်ရာ မူလဌာန၊ သမ္မာဒိဋ္ဌိဟူသော နာမည်ဖြင့်ဖြစ်ရာ ကမ္မပထဌာန၊ သမ္ပဇညံဟူသော နာမည်ဖြင့်ဖြစ်ရာ ဥပကာရဌာန၊ ဝိပဿနာဟူသော နာမည်ဖြင့်ဖြစ်ရာ ဝိဋ္ဌိဒုက္ခဌာန ကို “၇-ဌာန” ဟု ဆိုသည်။ ထို ၇-ဌာန၌ ပညာကို အရကောက်ရသော ပညိန္ဒြေ စသည် မပါ-ဟူလို။

ဣဒံ၊ ဤ စတုတ္ထစိတ်ကို။ (လဗ္ဘတိ၊ ဝေဒိတဗ္ဗံ-တို့၌ စပ်။) သသင်္ခါရေနာတိ၊ ဟူ၍။ ဝစနတော၊ ဟောတော်မူခြင်းကြောင့်။ (ဝေဒိတဗ္ဗံ-၌ စပ်။) ယဒါ၊ ၌။ မာတာပိတရော၊ တို့သည်။ ဒဟရကုမာရကော၊ ငယ်ရွယ်သော သတိုးသား တို့ကို။ (သတိုးသားငယ်တို့ကို။) သီသေ၊ ၌။ ဂဟေတွာ၊ ကိုင်၍။ (ဦးခေါင်းကို နှိမ်၍။) စေတိယာဒိနိ၊ စေတီတော် အစရှိသော ရှိခိုးဖွယ်တို့ကို။ ဝန္ဒာပေန္တိ၊ ရှိခိုးစေ ကြကုန်၏။ တေ စ၊ ထို သတိုးသားငယ်တို့သည်လည်း။ အနတ္တိကာ၊ ရှိခိုးခြင်း ဖြင့် အလိပရိကြ ကုန်သည်။ (ပင်ကိုက ရှိမခိုးလိုကြကုန်သည်။) သမာနာပိ၊ ဖြစ်ပါကုန်သော်လည်း။ ဟဋ္ဌ ပဟဋ္ဌာဝ၊ ရှင်လန်း အပြားအားဖြင့် ရှင်လန်းကုန် သည်သာ။ ဝါ၊ အလွန်ရှင်လန်း ကုန်သည်သာ။ (ဟုတွာ။) ဝန္ဒန္တိ၊ ရှိခိုး ကုန်၏။ ဝေရူပေ၊ သော။ ကာလေ၊ ၌။ လဗ္ဘတိ၊ ဣတိ ဝေဒိတဗ္ဗံ။

ပဉ္စမမဟာကုသိုလ်စိတ်

ပဉ္စမေ၊ ၌။ (ဥပေက္ခာသဟဂုတ် ဉာဏသမ္ပယုတ် မဟာကုသိုလ် အသင်္ခါရိက စိတ်၌။) ဥပေက္ခာသဟဂတံတိ၊ ကား။ ဥပေက္ခာဝေဒနာယ၊ နှင့်။ သမ္ပယုတ္တံ၊ အညီအမျှ ကျေပျာဒတာ-အစရှိသော အပြားတို့ဖြင့်ယှဉ်သော။ (စိတ္တံ-၌ စပ်။) ဟံ၊ မှန်။ ဣဒံ၊ ဤ ပဉ္စမစိတ်သည်။ အာရမ္မဏေ၊ ၌။ မဇ္ဈတ္တံ၊ အလယ်အလတ်၌ တည်သော သဘောရှိသည်။ ဝါ၊ လျစ်လျူရှုသည်။ ဟောတိ၊ ပန၊ ထိုသို့ လစ်လျူရှုပါသော်လည်း။ ဧတ္ထ၊ ဤ ပဉ္စမစိတ်၌။ ပရိစ္ဆိန္ဒကဉာဏံ၊ သည်။ ဟောတိ ယေဝ၊ ရှိသည်သာ။ ပန၊ ဆက်။ ပါဠိယံ၊ ၌။ ဧတ္ထ၊ ဤ ပဉ္စမစိတ်၌။ ဈာနစတုက္ကေ၊ ၌။ ဥပေက္ခာ ဟောတိတိ၊ ဟူ၍လည်းကောင်း။ ဣန္ဒြိယဋ္ဌကေ၊ ဣန္ဒြိယ အဋ္ဌက၌။ ဥပေက္ခိန္ဒြိယံ ဟောတိတိ၊ ဟူ၍လည်းကောင်း။ ဝတွာ၊ ဟောတော်မူပြီး၍။ သဗ္ဗေသမ္ပိ၊ ကုန်သော။ ဝေဒနာဒိပဒါနံ၊ ဝေဒနာ အစရှိ သောပုဒ်တို့၏။ နိဒ္ဒေသေ၊ ၌။ သာတာ သာတသုခ ဒုက္ခ ပဋိက္ခေပဝသေန၊ သာတ အသာတကို ပယ်ခြင်း၊ သုခ ဒုက္ခကို ပယ်ခြင်း၏အစွမ်းဖြင့်။ ဒေသနံ၊ ကို။ ကတွာ၊ ပြုတော်မူ၍။ အဒုက္ခမသုခဝေဒနာ၊ ကို။ ကထိတာ၊ ပြီ။ [“နေဝသာတံ နာသာတံ” ဟု လည်းကောင်း၊ “အဒုက္ခမသုခံ” ဟု လည်း ကောင်း ဒေသနာတော်ကို ပြုတော်မူသည်။ ပါဠိတော်ကိုကြည့်ပါ။]

အဿာ၊ ထို အဒုက္ခမသုခဝေဒနာ၏။ မဇ္ဈတ္တလက္ခဏေ၊ လျစ်လျူရှုခြင်း လက္ခဏာ၌။ ဣန္ဒြိယကရဏဝသေန၊ အစိုးရသည်၏အဖြစ်ကို ပြုစေခြင်း၏ အစွမ်းဖြင့်။ ဥပေက္ခိန္ဒြိယဘာဝေါ၊ ဥပေက္ခိန္ဒြိယ၏ အဖြစ်ကို။ ဝေဒိတဗ္ဗော။ [“ဣန္ဒြိယ ကာရေတံ” နှင့် လျော်အောင် “ဣန္ဒြိယကရဏ” ဟု ရှိသောမူသာ

ကောင်း၏။] စ၊ ဆက်။ ပဒပဋိပါဋိယာ၊ ပုဒ်တို့၏ အစဉ်အားဖြင့်။ ကေသ္မိံ
 ဌာနေ၊ တခုသော ဌာန၌။ (ဈာနဂံ ဌာန၌။) ပီတိ၊ သည်။ ပရိဟိနာ၊ ယုတ်
 လျော့၏။ တဿ၊ ကြောင့်။ စိတ္တဂံဝသေန၊ ဖြင့်။ ပါဠိအာရုဇ္ဇာ၊ ပါဠိတော်၌
 တက်ရောက်ကုန်သော။ ပဉ္စပဏ္ဏာသေဝ၊ ၅၅-ပါးသာလျှင်ဖြစ်သော။ ဓမ္မာ၊
 တို့သည်။ ဟောန္တိ။ တေသံ၊ ထို တရားတို့၏။ ဝသေန၊ ဖြင့်။ သဗ္ဗကောဋ္ဌာသေသု၊
 အလုံးစုံသော ကောဋ္ဌာသတို့၌လည်းကောင်း။ သဗ္ဗဝါရေသု စ၊ တို့၌လည်း
 ကောင်း။ ဝိနိစ္ဆယော ဝေဒိတဗ္ဗော။

ဆဋ္ဌ - စသည်မဟာကုသိုလ်စိတ်

ဆဋ္ဌ သတ္တမ အဋ္ဌမာနိ၊ ဆဋ္ဌစိတ်၊ သတ္တမစိတ်၊ အဋ္ဌမစိတ်တို့ကို။ ဒုတိယ
 တတိယ စတုတ္ထေသု၊ ဒုတိယ၊ တတိယ၊ စတုတ္ထစိတ်တို့၌။ ဝုတ္တနယေနော၊
 ဖွင့်ဆိုအပ်ပြီးသော နည်းဖြင့်သာ။ ဝေဒိဗ္ဗာနိ၊ ကုန်၏။ ဟိ၊ မှန်။ ကေဝလံ၊
 ကြွင်းသော အစီအရင်မဖက် သက်သက်။ ဣမေသု၊ ဤ ဆဋ္ဌ သတ္တမ၊ အဋ္ဌမ
 စိတ်တို့၌။ ဝေဒနာ ပရိဝတ္တနဉ္စေ၊ ဝေဒနာကို လဲလှယ်ခြင်းသည်လည်း
 ကောင်း။ ပီတိပရိဟာနဉ္စေ၊ ပီတိ၏ ယုတ်လျော့ခြင်းသည် လည်းကောင်း။
 ဟောတိ၊ ၏။ သေသံ၊ ကြွင်းသော အစီအရင်ကို။ ဥပ္ပတ္တိနယေန၊ စိတ်ဖြစ်ပုံ
 နည်းနှင့်။ သဒ္ဓိံ။ တာဒိသမေဝ၊ ထို ဒုတိယ တတိယ စတုတ္ထစိတ်တို့၌
 ဆိုအပ်ပြီးသော အစီအရင်ကဲ့သို့ ရှုအပ်သည်သာ။ ဟိ၊ မှန်။ ကရုဏာ
 မုဒိတာ ပရိကမ္မကာလေပိ၊ ကရုဏာ မုဒိတာ ပရိကံပြုရာ အခါ၌လည်း။
 ဣမေသံ၊ ဤ ဥပေက္ခာသဟဂုတ် စိတ်တို့၏။ ဥပ္ပတ္တိံ၊ ဖြစ်ပုံကို။ မဟာအဋ္ဌ-
 တထာယံ၊ ၌။ အနုညာတာ ဝေ၊ ခွင့်ပြုအပ်သည်သာ။ ဣမာနိ အဋ္ဌ၊ ဤ
 ရှစ်ပါးသောစိတ်တို့သည်။ ကာမာဝစရ ကုသလစိတ္တာနိ နာမ၊ တို့မည်၏။

၁။ ကရုဏာ။ပ။အနုညာတာဝေ။ ။“တေသံ တာဒိသမေဝ” ဟူသော စကားကို
 ခိုင်မြဲစေလို၍ “ကရုဏာ။ပ။အနုညာတာ ဝေ” ဟု မိန့်သည်။ ဥပေက္ခာသဟဂုတ်စိတ်များ
 ဖြစ်သောကြောင့် ကရုဏာ မုဒိတာတို့ မယှဉ်နိုင် ဟု ထင်မှတ်ဖွယ်ရှိ၏။ ထိုသို့ ထင်မှတ်
 ဖွယ် ရှိသည့်အတိုင်းပင် အဘိဓမ္မတ္ထသင်္ဂြိုဟ်ကျမ်း၌ “ဥပေက္ခာသဟဂတေသု ပနေတ္ထ
 ကရုဏာ မုဒိတာ န သန္တိတိ ကေစိ ဝဒန္တိ” ဟု ကေစိဝါဒ လာသည်။ ထိုသို့ ကေစိဆရာ
 တို့က ဥပေက္ခာသဟဂုတ်စိတ်၌ ကရုဏာ မုဒိတာတို့ မယှဉ်နိုင် ဟု ဆိုသော်လည်း မဟာ
 အဋ္ဌကထာ၌ ယှဉ်နိုင်ကြောင်းကို ခွင့်ပြုထားသည်-ဟူလို။ [ကေစိဝါဒ၏ အဓိပ္ပာယ်နှင့်
 တကွ ပယ်ရှားချက်ကို သင်္ဂြိုဟ်ဘာသာဒီကာ၌ ပြထားပြီ။ မူလဒီကာကိုလည်း ရှုပါ။]

ပုညကိရိယာဝတ္ထုဝသည

သဗ္ဗာနိပိ၊ ကုန်သော။ တာနိ၊ ထို ကာမာဝစရ ကုသိုလ်စိတ်တို့ကို။ ဒသဟိ၊ ကုန်သော။ ပုညကိရိယာဝတ္ထုဟိ၊ တို့ဖြင့်။ 'ဝေဒိတဗ္ဗာနိ၊ ကုန်၏။ ကထံ၊ အဘယ်သို့ သိထိုက်ကုန်သနည်း။ ဒါနမယံ၊ ဒါနမယဖြစ်သော။ ပုညကိရိယာဝတ္ထု၊ ပုညကိရိယာ ဝတ္ထုလည်းကောင်း။ သီလမယံ၊ သော။ (ပုညကိရိယာဝတ္ထု၊ လည်းကောင်း။) ဘာဝနာမယံ၊ သော။ (ပုညကိရိယာဝတ္ထု၊ လည်းကောင်း။) အပစိတိ သဟဂတံ၊ အရိုအသေပြုခြင်းဟူသော။ (ပုညကိရိယာဝတ္ထု၊ လည်းကောင်း။) ဝေယျာဝစ္စသဟဂတံ၊ ဝေယျာဝစ္စဟူသော။ (ပုညကိရိယာဝတ္ထု၊ လည်းကောင်း။) ပတ္တာနုပုဒါနံ၊ ပတ္တာနုပုဒါန ဟူသော။ (ပုညကိရိယာဝတ္ထု၊ လည်းကောင်း။) အဗ္ဘန္တမောဒနံ၊ ဟူသော။ (ပုညကိရိယာဝတ္ထု၊ လည်းကောင်း။) ဒေသနာမယံ၊ ဖြစ်သော။ (ပုညကိရိယာဝတ္ထု၊ လည်းကောင်း။) သဝနမယံ၊ သော။ (ပုညကိရိယာဝတ္ထု၊ လည်းကောင်း။) ဒိဋ္ဌိဇကမ္ပံ၊ ဒိဋ္ဌိဇကမ္ပဖြစ်သော။ ပုညကိရိယာဝတ္ထု၊ လည်းကောင်း။ ဣတိ၊ ဤသို့။ ဣမာနိ ဒသ၊ ဤ ၁၀-ပါးတို့သည်။ ပုညကိရိယာဝတ္ထုနိ နာမ၊ တို့မည်၏။ တတ္ထ၊ ထို ၁၀-ပါးသော ပုညကိရိယာဝတ္ထုတို့တွင်။ ဒါနမေဝ၊ ဒါနသည်ပင်။ ဒါနမယံ၊ မည်၏။ (မယ အတွက် အနက်သီးခြား မရှိ။) ပုညကိရိယာ စ၊ ပြုထိုက်သော ကောင်းမှုလည်း ဟုတ်၏။ သာ၊ ထို ပြုထိုက်သောကောင်းမှု ဟူသည်။ တေသံ တေသံ အာနိ-

၁။ ပုညကိရိယာဝတ္ထု။ ။ကတ္တဗ္ဗာတိ ကိရိယာ။ ပုညံ စ+တံ+ကိရိယာ စာတိ ပုည ကိရိယာ (ပြုထိုက်သော ကောင်းမှု။) ပုညကိရိယာ စ၊ ပြုထိုက်သော ကောင်းမှုလည်း ဟုတ်၏။ သာ။ ပ။ ဟူသည်။ ဝတ္ထု၊ စ၊ ထိုထိုအကျိုးတို့၏တည်ရာအကြောင်းလည်းဟုတ်၏။ ဣတိ ပုညကိရိယာဝတ္ထု။ ဒါနမယံ စသည်၌ မယပစ္စည်း၏ သွတ္တဖြစ်ပုံနှင့် အခြားတနည်းကို ပြခဲ့ပြီ။

၂။ အပစိတိ သဟဂတံ။ ။အပ-ရှေးရှိသော စိ-ဓာတ်သည် ဓာတ်ကျမ်းတို့၌ ဖျက် ဆီးခြင်းအနက်ကို ဟော၏။ သို့သော် ဓာတုနံ အနေကတ္တတ္တာ နှင့်အညီ ဤနေရာ၌ အရို အသေပြုခြင်း အနက်ကို ဟောသင့်၏။ “အပဒိနနံ၊ အရိုအသေပြုခြင်း။ အပစိတိ၊ ခြင်း။ အပစိတိ ဝေ အပစိတိသဟဂတံ” ဟူသော ဋီကာပထမနည်းအလို သဟဂတ အတွက် အနက်သီးခြား မရှိ။ (တနည်း) အပစိတိ အရ အရိုအသေပြုကြောင်း စေတနာနှင့် ယှဉ်သော တရားတို့ကိုလည်းကောင်း၊ အရိုအသေပြုသော ကိုယ်အမှုအရာ နှုတ်အမှုအရာ ကိုလည်းကောင်း ယူ၍ “အပစိတိယာ+သဟဂတံ အပစိတိသဟဂတံ” ဟု ပြုလျှင် ထို တရားတို့နှင့်ယှဉ်သော စေတနာကိုလည်းကောင်း၊ ထိုအမှုအရာကိရိယာနှင့် တကွဖြစ် သော စေတနာကိုလည်းကောင်း “အပစိတိသဟဂတ မည်၏” ဟု ဋီကာဖွင့်သည်။ [ဝေယျာဝစ္စသဟဂတံ၌လည်း နည်းတူ။]

သံသာနံ၊ ထိုထို အကျိုးအာနိသင် တို့၏။ ဝတ္ထု စ၊ တည်ရာအကြောင်း
လည်း ဟုတ်၏။ ဣတိ၊ ကြောင့်။ ပုညကိရိယဝတ္ထု၊ မည်၏။ သေသေသုပိ၊
ဒါနမယ ပုညကိရိယ ဝတ္ထုမှ ကြွင်းသော သီလမယ ပုညကိရိယဝတ္ထု စသော
ပုညကိရိယဝတ္ထု တို့၌လည်း။ ဒေဝေ နယော၊ တည်း။

တတ္ထ၊ ထို ပုညကိရိယဝတ္ထုတို့တွင်။ (ဒါနမယံ ပုညကိရိယဝတ္ထု နာမ-
စသည်၌ ဖေ။) စိဝရာဒိသု၊ သင်္ကန်းအစရှိကုန်သော။ စတုသု၊ ကုန်သော။
ပစ္စယေသု၊ တို့တွင်။ [ဤကောင်းဖြင့် ဝိနည်း၌လာသော ဒါနဝတ္ထုကို ပြ၏။]
ဝါ၊ တနည်း။ ရူပါဒိသု၊ ရူပါရုံ အစရှိကုန်သော။ ဆသု၊ ကုန်သော။
အာရမ္မဏေသု၊ တို့တွင်။ [ဤကောင်းဖြင့် အာရမ္မာ၌လာသော ဒါနဝတ္ထုကို
ပြသည်။] ဝါ၊ တနည်း။ အန္ဓာဒိသု၊ ထမင်း အစရှိကုန်သော။ (အာဒိ
ဖြင့် “အန္ဓံ ပါနံ သရံ ဝတ္ထံ၊ ယာနံ မာလာ ဝိလေပနံ။ ဂန္ဓော သေယျာ
ပဒိပေယျံ၊ ဒါနဝတ္ထု သိယံ ဒသ”ဟူသော (၄၂၂) အဘိဓာန်ဂါထာ၌
လာသော ပါနံ စသည်တို့ကို ယူ။) ဒသသု၊ ကုန်သော။ ဒါနဝတ္ထုသု၊
တို့တွင်။ [ဤကောင်းဖြင့် သတ္တန်၌လာသော ဒါနဝတ္ထုကို ပြသည်။] တံတံ၊
ထိုထို ဒါနဝတ္ထုကို။ ဒေန္တဿ၊ ပေးလှူသောပုဂ္ဂိုလ်၏ (သန္တာန်၌လည်း
ကောင်း)။ တေသံ၊ ထို သင်္ကန်း အစရှိသော လူဖွယ်ဝတ္ထုတို့၏။ [စာအုပ်
တို့၌ “တေသံ တေသံ” ဟု ဝိစ္ဆာရရှိ၏။ “တံတံ” ဟု ကေဝုဇ်ဝိစ္ဆာ ဆိုပြီးနောက်
ထိုအရကိုပင် “တေသံ တေသံ” ဟု ဗဟုဝုဇ်ဝိစ္ဆာ မပြုထိုက်။ ထို့ကြောင့်
“တေသံတံ စိဝရာဒိနံ” ဟူသော ယောဇနာနှင့်အညီ တေသံတပုဒ်သာ ရှိထိုက်
သည်။] ဥပ္ပါဒတော၊ ဖြစ်ရာအခါမှ။ ပဋ္ဌာယ၊ ၍။ ပုဗ္ဗဘာဂေ၊ ရှေ့အဖို့
လည်းကောင်း။ (ပုဗ္ဗစေတနာ အခိုက်လည်းကောင်း။) ပရိစ္စာဂကာလေ၊
စွန့်လွှတ်ရာ အခါလည်းကောင်း။ (မုဗ္ဗစေတနာ အခိုက်လည်းကောင်း။) ပစ္စာ၊
၌။ သောမနဿစိတ္တေန၊ သောမနဿနှင့် ယှဉ်သောစိတ်ဖြင့်။ အနုဿရဏေ
စ၊ အောက်မေ့ရာအခါ လည်းကောင်း။ (အပရစေတနာ အခိုက်လည်း
ကောင်း။) ဣတိ၊ သို့။ တီသု၊ ကုန်သော။ ကာလေသု၊ တို့၌။ ပဝတ္တာ၊
သော။ စေတနာ၊ သည်။ ဒါနမယံ၊ ဒါနမယဖြစ်သော။ ပုညကိရိယဝတ္ထု
နာမ၊ ပုညကိရိယဝတ္ထု မည်၏။

ပဉ္စသီလံ၊ ၅-ပါးသီလကို သော်လည်းကောင်း။ အဋ္ဌသီလံ၊ ရှစ်ပါးသီလ
ကို သော်လည်းကောင်း။ ဒသသီလံ၊ ကို သော်လည်းကောင်း။ သမာဒိယန္တဿ၊
ဆောက်တည်သော ပုဂ္ဂိုလ်၏သန္တာန်၌လည်းကောင်း။ (ပဝတ္တာ စေတနာ-၌
စပ်။) ပဗ္ဗဇိဿာမိ၊ ရှင်ဂေဟန်းပြုအံ့။ ဣတိ၊ ဤသို့ ကြံ၍။ ဝိဟာရံ၊ သို့။
ဂစ္ဆန္တဿ၊ သွားသောပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း။ ပဗ္ဗဇန္တဿ၊ ရှင်

ဖြစ်ဆဲ ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း။ မနောရထံ၊ စိတ်၏အလိုကို။ မတ္တကံ၊ အထွတ်အထိပ်သို့။ ပါပေတွာ၊ ရောက်စေ၍။ (အဟံ၊ သည်။) ပဗ္ဗဇိတော၊ ရှင်ရဟန်းအဖြစ်သို့ ရောက်ပြီးသည်။ အမှိ ဝတ၊ ဖြစ်ရပေစွ။ သာဒု သာဓု၊ ကောင်းလေစွ ကောင်းလေစွ။ ဣတိ၊ သို့။ အာဝဇ္ဇန္တဿ၊ ဆင်ခြင်သောပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း။ ပါတိမောက္ခံ၊ ပါတိမောက္ခ သီလကို။ သံဝရန္တဿ၊ စောင့်စည်းသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း။ (ပါတိမောက္ခ သံဝရသီလကို စောင့်စည်းသော ပုဂ္ဂိုလ်ကို ဆိုသည်။) စီဝရာဒယော၊ သင်္ကန်း အစရှိကုန်သော။ ပစ္စယေ၊ တို့ကို။ ပစ္စဝေက္ခန္တဿ၊ ဆင်ခြင်သော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း။ (ပစ္စယသန္တိသိတ သီလကို စောင့်ရှောက်သောပုဂ္ဂိုလ်ကို ဆိုသည်။) အာပါထဂတေသု၊ ရှေးရှုကျခြင်းသို့ ရောက်ကုန်သော။ ရူပါဒိသု၊ ရူပါရုံ အစရှိသော အာရုံတို့၌။ စက္ခုဒ္ဓါရာဒိနိ၊ စက္ခုဒ္ဓါရ အစရှိသော ဒ္ဓါရတို့ကို။ သံဝရန္တဿ၊ စောင့်စည်းသော ပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း။ (ဣန္ဒြိယသံဝရသီလကို စောင့်စည်းသော ပုဂ္ဂိုလ်ကို ဆိုသည်။) အာဇီဝံ၊ အသက်မွေးဝမ်းကျောင်းကို။ သောဓေန္တဿ စ၊ သုခသင်သောပုဂ္ဂိုလ်၏ သန္တာန်၌လည်းကောင်း။ (အာဇီဝပါရိသုဒ္ဓိသီလကို စောင့်စည်းသော ပုဂ္ဂိုလ်ကို ဆိုသည်။) ပဝတ္တာ စေတနာ။ သီလမယံ၊ သော။ ပုညကိရိယဝတ္ထု နာမ။

ပဋိသမ္ဘိဒါယံ၊ ပဋိသမ္ဘိဒါမဂ် ပါဠိတော်၌။ ဝုတ္တေန၊ ဟောတော်မူအပ်သော။ ဝိပဿနာမဂ္ဂေန၊ ဝိပဿနာ အစဉ်အားဖြင့်။ စက္ခု၊ စက္ခုပသာဒကို။ အနိစ္စတော၊ အနိစ္စအားဖြင့်လည်းကောင်း။ ဒုက္ခတော၊ အားဖြင့်လည်းကောင်း။ အနတ္တတော၊ အားဖြင့်လည်းကောင်း။ ဘာဝေန္တဿ၊ ဖြစ်စေသောပုဂ္ဂိုလ်၏ (သန္တာန်၌လည်းကောင်း) ။ပ။မနံ၊မနောဒ္ဓါရကို။ [သောတဒ္ဓါရ၊ သာနဒ္ဓါရ၊ ဇိဝ္ဗါဒ္ဓါရ၊ ကာယဒ္ဓါရတို့ကို ပေယျာလမြှုပ်ထားသည်။] ရူပေ၊ ရူပါရုံတို့ကို။ပ။ဓမ္မေ၊ ဓမ္မာရုံတို့ကို။ စက္ခုဝိညာဏံ၊ ကို။ပ။မနောဝိညာဏံ၊ ကို။ စက္ခုသမ္မယံ၊ စက္ခုသမ္မယ။ပ။မနောသမ္မယံ၊ ကို။ စက္ခုသမ္မယဇံ၊ စက္ခုသမ္မယကြောင့် ဖြစ်သော။ ဝေဒနံ၊ ကို။ပ။မနောသမ္မယဇံ၊ သော။ ဝေဒနံ၊ ကို။ပ။ရူပသည်၊ ရုပ်၌ဖြစ်သော သညာကို။ပ။ဇရာမရဏံ၊ ကို။ အနိစ္စတော။ပ။ဘာဝေန္တဿ၊ ၌လည်းကောင်း။ ပဝတ္တာ။ စေတနာ၊ သည်။ ဝါ၊ တနည်း။ အဋ္ဌတိသယ၊ ဥဂ-ပါးသော။ အာရမ္မဏေသု၊ တို့၌။ အပ္ပနံ၊အပ္ပနာသို့။ အပ္ပတ္တာ၊ မရောက်သေးသော။ သဗ္ဗာပိ၊ သော။ စေတနာ၊သည်။ဘာဝနာမယံ၊သော။ပုညကိရိယဝတ္ထု နာမ၊မည်၏။[အာကာသကသိုဏ်းကို ကသိဏ္ဍာဋ္ဌိမာကာသ၌ သွင်းပြီးလျှင် အာလောက ကသိုဏ်းကို

ဩဒါတကသိုဏ်း၌သွင်း၍ ဓမ္မသင်္ဂဏီစသော ပါဠိတော်၌ ကမ္မဋ္ဌာန်း“၃၈”ပါး သာ လာ၏။ ကာမာဝစရအခန်း ဖြစ်၍“အပ္ပနံ အပ္ပတ္တာ” ဟု ဆိုသည်။ အပ္ပနာ သို့ရောက်လျှင် ရူပါဝစရဘာဝနာ ဖြစ်လိမ့်မည်။]

ပန၊ ကား။ မဟလ္လကံ၊ အသက် သိက္ခာ ဂုဏ်ဝါကြီးရင့်သူကို။ ဒိသ္မာ၊ မြင် ၍။ ပစ္စုဂ္ဂမန။ ဂ။ မဂ္ဂသမ္ပဒါနာဒိဝသေန၊ ခရီးဦးကြိုဆိုခြင်း၊ သပိတ်သင်္ကန်းကို လှမ်းယူခြင်း၊ ရှိခိုးခြင်း၊ လမ်းဖယ်ပေးခြင်း (လမ်း၌ဆုံနေလျှင် မိမိက ဖယ်ပေး ခြင်း) အစရှိသည်တို့၏ အစွမ်းဖြင့်။ အပစိတိသဟဂတံ၊ အပစိတိ ပုညကိရိယ ဝတ္ထုကို။ ဝေဒိတဗ္ဗံ။ ဝုဇုတရာနံ၊ အသက် သိက္ခာ ဂုဏ်ဝါကြီးရင့်သူတို့၏။ [သာရတ္ထဋီကာ-သေနာသနက္ခန္ဓက၊ အဂ္ဂါသနာဒိကထာ၌“ယေ ဝုဇု မပစာ- ယန္တိတိ ဇာတိဝုဇော ဝယောဝုဇော ဂုဏဝုဇောတိ တယော ဝုဇာ” ဟု ဖွင့်၏။] ဝတ္ထုပဋိပတ္တိကရဏဝသေန၊ ဝတ် ကျင့်ကို ပြုခြင်း၏အစွမ်းဖြင့်လည်းကောင်း။ ဂါမံ၊ သို့။ ပိဏ္ဏာယ၊ ငှာ။ ပဝိဋ္ဌံ၊ ဝင်လာသော။ ဘိက္ခု၊ ကို။ ဒိသ္မာ၊ ၍။ ပတ္တံ၊ ကို။ ဂဟေဘ္ဗာ၊ ယူ၍။ ဂါမေ၊ ၌။ ဘိက္ခံ၊ ဆွမ်းကို။ သမာဒါပေတော၊ ဆောက်တည်စေ၍။ (ထိုထိုအိမ်၌ ဆွမ်းလှူကြဖို့ရန် ဆော်သြ၍-ဟူလို၊ “သမာ ပေတော၊ ပြည့်စုံစေ၍” ဟု ရှိလျှင်လည်း ကောင်း၏။) ဥပသံဟရဏဝသေန၊ ရဟန်း၏အထံသို့ ဆောင်ပို့ခြင်း၏ အစွမ်းဖြင့်လည်းကောင်း။ ဂစ္ဆ၊ သွားချေ။ ဘိက္ခုနံ၊ တို့၏။ ပတ္တံ၊ ကို။ အာဟရ၊ ဆောင်ယူချေလော့။ ဣတိ၊ ဤသို့ စေခိုင်းအပ်သောစကားကို။ သုတော၊ ကြား၍။ ဝေဂေန၊ လျင်စွာ။ ဂန္ဓာ၊ ၍။ ပတ္တာဟရဏာဒိဝသေန၊ သပိတ်ကို ဆောင်ယူခြင်း အစရှိသည်တို့၏ အစွမ်း ဖြင့်လည်းကောင်း။ ကာယဝေယျာဝဋ္ဌိကကာလေ၊ ကိုယ်ဖြင့် ဝေယျာဝစ္စကို ပြုရာအခါ၌။ ဝေယျာဝစ္စသဟဂတံ၊ ဝေယျာဝစ္စ ပုညကိရိယဝတ္ထုကို။ ဝေဒိ- တဗ္ဗံ၊ ၍။ [ဝုဇုတရာနံ ဝတ္ထုပဋိပတ္တိကရဏဝသေန သည် ရဟန်းသမဏေတို့၏ ဝေယျာဝစ္စပြုပုံကို ပြသောစကားတည်း။ ဂါမံ ပိဏ္ဏာယ စသော စကားတို့ ကား လူဝတ်ကြောင်တို့၏ ဝေယျာဝစ္စပြုပုံကို ပြသောစကားတည်း။]

ဒါနံ၊ အလှူကို။ ဒတော၊ ပေးလှူပြီး၍လည်းကောင်း။ ဂန္ဓာဒိဟိ၊ နံ့သာ အာရုံသောပူဇော်ဖွယ်တို့ဖြင့်။ ပူဇံ၊ ပူဇော်မှုကို။ ကတော၊ ပြုပြီး၍လည်း ကောင်း။ အသုကဿ နာမ၊ ထိုမည်သူ၏ အတွက်။ ပတ္တံ၊ ရောက်အပ် ရအပ်သော ကုသိုလ်အဖို့သည်။ ဟောတု၊ ဖြစ်ပါစေ။ ဣတိ ဝါ၊ ဤသို့သော် လည်းကောင်း။ သဗ္ဗသတ္တာနံ၊ အလုံးစုံသော သတ္တဝါတို့၏ အတွက်။ (ပတ္တံ၊ သည်။) ဟောတု၊ ဖြစ်ပါစေ။ ဣတိ ဝါ၊ သော်လည်းကောင်း။ ပတ္တံ၊ ရောက်အပ် ရအပ်သော ကုသိုလ်အဖို့ကို။ ဒဒတော၊ ပေးသောပုဂ္ဂိုလ် ၍။ ပတ္တာနုပ္ပဒါန၊ ပတ္တာနုပ္ပဒါန ပုညကိရိယဝတ္ထုကို။ ဝေဒိတဗ္ဗံ။ [အနုပ္ပ-

ဒီယတေ ဧတေနာတိ အနုပ္ပဒါနံ။ တဆင့်ပေးဝေကြောင်း(အမျှဝေကြောင်း) ဖြစ်သောစေတနာ။ ပတ္တိယာ၊ ရောက်အပ် ရအပ်သော ကုသိုလ်အဖို့ကို။ အနုပ္ပဒါနံ၊ တဆင့် ပေးဝေကြောင်းဖြစ်သော စေတနာတည်း။ ပဝတ္တာနုပ္ပဒါနံ။]

ပန၊ ပရိဟာရပက္ခမ္ပတပါး စောဒကပက္ခကို ဆိုဦးအံ့။ ဧဝံ၊ သို့။ ပတ္တိံ၊ ကို။ ဒဒတော၊ ပေးဝေသောပုဂ္ဂိုလ်၏။ (အမျှဝေသောပုဂ္ဂိုလ်၏။) ပုညက္ခယော၊ ကောင်းမှု၏ ကုန်ခြင်းသည်။ ဟောတိ ကိံ၊ ဖြစ်သလော။ [မိမိကုသိုလ်ကို သူတပါးအား ဝေလိုက်သည့်အတွက် ကုန်သွားသလား-ဟူလို။] (ပတ္တိံ ဒဒတော။ ပုညက္ခယော၊ သည်။) န ဟောတိ၊ မဖြစ်၊ ပန၊ အနုယ ကား။ ဧဝံ၊ တခုသော။ ဒီပံ၊ ဆီမီးကို။ ဇာလေတွာ၊ တောက်စေ၍။ ဝါ၊ ငြိ ထွန်း၍။ တတော၊ ထိုဆီမီးမှ။ ဒီပသဟဿံ၊ ဆီမီးတထောင်ကို။ ဇာလေန္တဿ၊ တောက်စေသောပုဂ္ဂိုလ်၏။ (မီးကူး၍ထွန်းပေးသော ပုဂ္ဂိုလ်၏။) ပဌမဒီပေါ၊ ပထမ ဆီမီးကို။ ဒီဏောတိ၊ ကုန်သွားပြီဟူ၍။ န ဝတ္တဗော ယထာ၊ မဆို ထိုက်သကဲ့သို့။ ပန၊ စင်စစ်ကား။ ပရိမာလောကေန၊ ရှေ့ဆီမီးရောင်နှင့်။ သဒ္ဓိံ။ ပစ္စိမာလောကော၊ နောက်ဆီမီးရောင်သည်။ ဧကတော၊ တပေါင်းတည်း။ ဟုတွာ၊ ၍။ အတိမဟာ၊ အလွန်ကျယ်ပြန့်သည်။ ဟောတိ ယထာ၊ ကဲ့သို့။ ဝေမေဝ၊ တူသာလျှင်။ ပတ္တိံ။ ဒဒတော၏။ ပရိဟာနိ နာမ၊ ယုတ်လျော့ ခြင်းမည်သည်။ နတ္ထိံ။ ပန၊ စင်စစ်ကား။ ဝုခိယေဝ၊ တိုးပွားခြင်းသည် သာ လျှင်။ ဟောတိ၊ ဣတိ ဝေဒိတဗော။

ပရေဟိ၊ သူတပါးတို့သည်။ ဒိန္နာယ၊ အမျှပေးဝေအပ်သော။ ပတ္တိယာ ဝါ၊ ရောက်အပ် ရအပ်သော ကုသိုလ်အဖို့ကိုသော် လည်းကောင်း။ အညာယ၊ အမျှပေးဝေအပ်သောကုသိုလ်မှတပါးသော။ ပုညကိရိယာယဝါ၊ ပြုအပ်သော ကောင်းမှုကိုသော်လည်းကောင်း။ သာဓု သာဓုတိ၊ သာဓု သာဓု ဟူ၍။ အနုမောဒနဝသေန၊ ဝမ်းမြောက်ခြင်း၏အစွမ်းဖြင့်။ အပ္ပနုမောဒနံ၊ အပ္ပနုမောဒန ပုညကိရိယဝတ္ထုကို ဝေဒိတဗ္ဗံ။ [သင်္ဂြိုဟ်၌ “ပတ္တာနုမောဒန” ဟု ရှိ၏။ ဤ အဋ္ဌကထာ၌ကား “အပ္ပနုမောဒန” ဟု ရှိ၏။ ထိုသို့ရှိသည့်အလိုက် အဓိပ္ပာယ် အယူ အဆ ကွဲပြားပုံကို သင်္ဂြိုဟ်ဘာသာဋီကာ ပုညကိရိယဝတ္ထုခန်း၌ ရှုပါ။]

ဧကော၊ တပါးသောပုဂ္ဂိုလ်သည်။ ဧဝံ၊ ဤသို့ တရားဟောရလျှင်။ မံ၊ ငါ့ကို။ ဓမ္မကထိကောတိ၊ ဟူ၍။ ဇာနိဿန္တိ၊ သိကြကုန်လတ္တံ့။ ဣတိ၊ သို့။ ဣစ္ဆာယ၊ ယုတ်မာသောအလို၌။ ဌတွာ၊ တည်၍။ လာဘဂရုကော၊ လာဘ်၌ အလေးပြု သည်။ ဟုတွာ။ ဒေသတံ၊ ဟော၏။ တံ၊ ထို ဟောကြောင်းစေတနာသည်။ မဟပုလံ၊ များသော အကျိုးရှိသည်။ န၊ မဖြစ်။ ဧကော၊ သည်။ အတ္တနော၊ မိမိ၏။

ပဂုဏ်၊ အဝါးဝစွာ လေ့လာအပ်ပြီးသော။ ဓမ္မံ၊ ကို။ အပစ္စာသိသမာနော၊ လာဘ်ကို မတောင့်တသည်။ ဟုတ္တာ၊ ရှိ။ ဝိမုတ္တာယတနသိသေန၊ နိဗ္ဗာန် တည်းဟူသော အကြောင်းကို အဦးပဓာန ပြုသဖြင့်။ ဝါ၊ နိဗ္ဗာန်ကို ပဓာန အကြောင်းပြုသဖြင့်။ ပရေသံ၊ သူတပါးတို့အား။ ဒေသေတိ၊ ဟော၏။ ဣဒံ၊ ဤ ဟောကြောင်းစေတနာသည်။ ဒေသနာမယံ၊ သော။ ပုညကိရိယ ဝတ္ထု နာမ၊ ၏။

ကော၊ တပါးသော ပုဂ္ဂိုလ်သည်။ သုဏန္ဓော၊ တရားနာလတ်သော်။ ဣတိ၊ ဤသို့ တရားနာရလျှင်။ မံ၊ ကို။ သဒ္ဓေတိ၊ သဒ္ဓာရှိသူ ဟူ၍။ ဇာနိ- သန္တိ၊ သိကုန်လတ္တံ့။ ဣတိ၊ ဤသို့ ကြံ၍။ သုဏာတိ၊ နာ၏။ တံ၊ ထို တရားနာကြောင်း စေတနာသည်။ မဟပ္ပလံ၊ သည်။ န၊ မဖြစ်။ ကော၊ သည်။ ဧဝံ၊ ဤသို့ တရားနာရသည်ရှိသော်။ မေ၊ ၏။ ဝါ၊ မှာ။ မဟပ္ပလံ၊ များသောအကျိုးသည်။ ဘဝိဿတိ၊ လတ္တံ့။ ဣတိ၊ သို့။ ဟိတဖရဏေန၊ ဒေသကပုဂ္ဂိုလ်၌ အစီးအပွားကို ဖြန့်ကြောင်းဖြစ်သော။ ဝါ၊ မိမိ၏ အစီးအပွား ကို ဖြန့်ကြောင်းဖြစ်သော။ မုဒုစိတ္တေန၊ နူးညံ့သောစိတ်ဖြင့်။ ဓမ္မံ၊ ကို။ သုဏာ- တိ၊ နာ၏။ ဣဒံ၊ ဤ၊ တရားနာကြောင်း စေတနာသည်။ သဝနမယံ၊ သော။ ပုညကိရိယဝတ္ထု နာမ၊ မည်၏။

ဒိဋ္ဌိံ၊ အသိဉာဏ်ကို။ ဝါ၊ အယူကို။ [ဉာဏ်ဖြင့်သိအပ်သော အယူကို ကာရဏပစာရအားဖြင့် ဒိဋ္ဌိ ဟု ဆိုသည်။] ဥဇုံ၊ ဖြောင့်မတ်အောင်။ ကရော- န္တဿ၊ ပြုသောပုဂ္ဂိုလ်၏။ ဒိဋ္ဌိဇုကမ္မံ၊ ဒိဋ္ဌိဇုကမ္မ ဖြစ်သော။ ပုညကိရိယဝတ္ထု နာမ၊ မည်၏။ ပန၊ ဝါဒန္တရကား။ ဒီဃဘာဏကာ၊ ဒီဃနိကာယ်ကို ရွတ်အံ့ သရ-

၁။ ဝိမုတ္တာယတန သိသေန။ ။ဝိမုတ္တိသဒ္ဓါသည် များသောအားဖြင့် အရဟတ္တဖိုလ် ကိုသာ ဟော၏။ ဤနေရာ၌ကား နိဗ္ဗာန်ကိုဖွင့်ကြသည်။ အာယတနသဒ္ဓါသည် အကြောင်းဟူသောအနက်ကို ဟော၏။ သီသသဒ္ဓါကား အဦးပဓာန အနက်ဟော တည်း။ နိဗ္ဗာန်ကိုပဓာနအားဖြင့် ရည်စူး၍ တရားဟောသည်။ “တရားနာသူများကို တတ် သိ လိမ္မာစေလိုခြင်းများလည်း အပဝေနအားဖြင့် ပါဝင်နိုင်သည်” ဟုလို။ [ဝိမုတ္တာယ- တနသိသေနာတိ နိဗ္ဗာနသင်္ခါတဿ၊ အာယတနဿ သီသဘာဝေန၊ နိဗ္ဗာနဿ ဝါ ပဋိလာဘဿ ပဝေနကာရဏဘာဝေန - နိဗ္ဗာန်ကိုရခြင်း၏ ပဓာန အကြောင်း၏ အဖြစ်ဖြင့်။-ယောဇနာ။ အနည်းငယ်ပျက်သည်ကို ပြင်လိုက်သည်။]

၂။ ဟိတ ဖရဏေန။ ။ဟိတ ဖရဏေနာတိ ဒေသကေ မေတ္တာဖရဏေန။ ဤ နည်း၌ ဒေသကပုဂ္ဂိုလ်အပေါ်ဝယ် စီးပွားလိုလားသော မေတ္တာကို “ဟိတဖရဏ” ဟု ဆိုသည်။ ဧဝံမေ ဟိတံ ဘဝိဿတိတိ ပဝတ္တေန ဟိတစိတ္တေန ဝါ။ ဤဒုတိယနည်း၌ကား မိမိ အစီးအပွားကို လိုလားသောစိတ်ကို “ဟိတဖရဏ” ဟု ဆိုသည်။ အဓိပ္ပာယ် ၂-မျိုးလုံးပင် စိတ်အနေ နူးညံ့သောကြောင့် “မုဒုစိတ္တေန” ဟု ဆိုသည်။

ဇ္ဈာယ်သော ထေရ်တို့သည်။ ဝါ၊ ဒီဃနိကာယ်ဆောင် ထေရ်တို့သည်။ အာဟု၊ ဆိုကြကုန်ပြီ။ (ကိံ။) ဒိဋ္ဌိဇုကမ္ပံ၊ ဒိဋ္ဌိဇုကမ္ပုသည်။ သဗ္ဗေသံ၊ အလုံးစုံသော ပုညကိရိယဝတ္ထုတို့၏။ နိယမလက္ခဏံ၊ အကျိုးကြီးသည် အဖြစ်ကို အမြဲသတ်မှတ်ဆုံးဖြတ်ခြင်း၏ လက္ခဏာတည်း။ [နိယမလက္ခဏန္တိ မဟာပုလတာ နိယမသလက္ခဏံ။-ဋီကာ။ ဉာဏသမ္ပယုတ်ကုသိုလ်ဖြစ်၍ အကျိုးကြီးသည်-ဟူလို။] ဟိ၊ မှန်။ (တနည်း) ကသ္မာ။ ဒိဋ္ဌိဇုကမ္ပံ၊ သည်။ သဗ္ဗေသံ၊ တို့၏။ နိယမလက္ခဏံ၊ သည်။ ဟောတိ၊ နည်း။ ဟိ ယသ္မာ၊ ကြောင့်။ ယံ ကိဉ္စိ၊ အမှတ်မရှိ တစ်ခုတခုသော။ ပုညံ၊ ကို။ ကရောန္တဿ၊ ပြုသောပုဂ္ဂိုလ်၏။ ဒိဋ္ဌိယာ၊ အသိဉာဏ်၏။ ဝါ၊ အယူ၏။ ဥဇုကဘာဝေနော၊ ဖြောင့်မတ်သည်၏ အဖြစ်ကြောင့်သာလျှင်။ မဟပုလံ၊ သည်။ ဟောတိ၊ ဣတိ၊ ကြောင့်။ (ဒိဋ္ဌိဇုကမ္ပံ၊ သည်။ သဗ္ဗေသံ၊ တို့၏။ နိယမလက္ခဏံ၊ သည်။ ဟောတိ။)

[ပုညကိရိယ ဝတ္ထုတို့၏ စေတနာသုံးတန်ကို ပြလို၍ ဧတေသု ပန-စသည် မိန့်။] ပန၊ ဆက်။ ဧတေသု ပုညကိရိယ ဝတ္ထုသုတို့တွင်။ တာဝ၊ သီလမယ စသည်တို့မှ ရှေးဦးစွာ။ (နိဒ္ဒိဋ္ဌိ။) ဒါနမယံ၊ ဒါနမယ ပုညကိရိယဝတ္ထုသည်။ ဒါနံ၊ အလှူကို။ ဒဿာမိ၊ ပေးလှူအံ့။ ဣတိ၊ သို့။ စိန္တေန္တဿ၊ ရှေ့အဖို့ဝယ် ကြံစည်သော ပုဂ္ဂိုလ်၏ သန္တာန်၌။ ဥပ္ပဇ္ဇတိ။ ဒါနံ၊ ကို။ ဒဒတော၊ ပေးလှူဆဲ ပုဂ္ဂိုလ်၏ သန္တာန်၌။ ဥပ္ပဇ္ဇတိ။ မေ၊ သည်။ (ဒါနံ၊ ကို။) ဒိန္နံ၊ ပေးလှူအပ်ပေပြီ။ ဣတိ၊ သို့။ ပစ္စဝေက္ခန္တဿ၊ ဆင်ခြင်သောပုဂ္ဂိုလ်၏ သန္တာန်၌။ ဥပ္ပဇ္ဇတိ။ ဝေံ၊ သို့လျှင်။ ပုဗ္ဗစေတနံ၊ ရှေ့အဖို့၌ဖြစ်သော စေတနာ လည်းကောင်း။ မုဉ္ဇ-စေတနံ၊ စွန့်လွှတ်ကြောင်း စေတနာ လည်းကောင်း။ အပရစေတနံ၊ နောက်အဖို့၌ဖြစ်သော စေတနာ လည်းကောင်း။ ဣတိ၊ သို့။ တိဿောပိ၊ ကုန်သော။ စေတနာ၊ တို့ကို။ ဧကတော၊ တပေါင်းတည်း။ ကတော၊ ၍။ ဒါနမယံ၊ သော။ ပုညကိရိယ ဝတ္ထု နာမ၊ မည်သည်။ ဟောတိ။ သီလမယံပိ၊ သီလမယ ပုညကိရိယဝတ္ထု သည်လည်း။ သီလံ၊ ကို။ ပူရေဿာမိ၊ ဖြည့်ကျင့်အံ့။ ဣတိ၊ သို့။ စိန္တေန္တဿ ဥပ္ပဇ္ဇတိ။ သီလပူရဏကာလေ၊ သီလကို ဖြည့်ကျင့်ရာအခါ၌။ ဥပ္ပဇ္ဇတိ။ မေ၊ သည်။ (သီလံ၊ ကို။) ပူရိတံ၊ ဖြည့်ကျင့်အပ်ပေပြီ။ ဣတိ၊ သို့။ ပစ္စဝေက္ခန္တဿ ဥပ္ပဇ္ဇတိ။ သဗ္ဗာပိ၊ ကုန်သော။ တာ၊ ထို ပုဗ္ဗ မဇ္ဈ အပရစေတနာ တို့ကို။ ဧကတော ကတော။ သီလမယံ၊ သော။ ပုညကိရိယဝတ္ထု နာမ ဟောတိ။ ပ။ ဒိဋ္ဌိဇုကမ္ပံ၊ သည်လည်း။ ဒိဋ္ဌိံ၊ အသိဉာဏ်ကို။ ဝါ၊ အယူကို။ ဥဇုကံ၊ ဖြောင့်မတ်အောင်။ ကရိဿာမိ၊ ပြုအံ့။ ဣတိ။ ပ။ ဥပ္ပဇ္ဇတိ။ ဒိဋ္ဌိံ၊ ကို။ ဥဇုံ၊ ဖြောင့်မတ်အောင်။ ကရောန္တဿ၊ ပြုဆဲ ပုဂ္ဂိုလ်၏ သန္တာန်၌။ ဥပ္ပဇ္ဇတိ။ မေ၊ သည်။ ဒိဋ္ဌိံ၊ ကို။ ဥဇုကာ၊ ဖြောင့်မတ်သည်ကို။ ကတာ၊ ပြုအပ်ပြီ။

ဣတိ ။ပ။ ဥပ္ပဇ္ဇတိ။ သဗ္ဗာပိ၊ ကုန်သော။ တာ၊ ထို ပုဗ္ဗ မဇ္ဈ အပရစေတနာ
 တို့ကို ။ပ။ ဒိဋ္ဌိဇုကမ္ပံ၊ သော။ ပုညကိရိယဝတ္ထု နာမ ဟောတိ။
 [ပုညကိရိယဝတ္ထု ၁၀-ပါးကို သီလမယ၊ ဒါနမယ၊ ဘာဝနာမယ သုံး
 ပါး၌ သွင်းပုံကိုပြလို၍ “သုတ္တေ ပန” စသည် မိန့်။]

ပန၊ ကား။ သုတ္တေ၊ သုတ္တန်ပါဠိတော်၌။ တိဏိ ယေဝ၊ သုံးပါးသာ
 လျှင် ဖြစ်ကုန်သော။ ပုညကိရိယဝတ္ထုနိ၊ ပုညကိရိယ ဝတ္ထုတို့သည်။ အာဂ-
 တာနိ၊ လာကုန်ပြီ။ တေသု၊ ထို သုံးပါးသော ပုညကိရိယဝတ္ထုတို့၌။ ဣတရေ-
 သမ္ပိ၊ အခြားသော ပုညကိရိယဝတ္ထု တို့ကိုလည်း။ သင်္ဂဟော၊ သိမ်းယူခြင်းကို။
 ဝေဒိတဗ္ဗော၊ ၎င်း။ ဟိ၊ မှန်။ (တနည်း) ဟိ၊ ချဲ့။ အပစိတိဝေယျာဝစ္စာနိ၊ အပစိတိ
 ဝေယျာဝစ္စတို့သည်။ သီလမယေ၊ သီလမယ ပုညကိရိယဝတ္ထု၌။ သင်္ဂဟံ၊ သိမ်း
 ယူအပ်ကုန်သည်၏ အဖြစ်သို့။ ဂစ္ဆန္တိ။ ပတ္တာနုပ္ပဒါန အပ္ပနုမောဒနာနိ၊ တို့
 သည်။ ဒါနမယေ၊ ၌။ (သင်္ဂဟံ ဂစ္ဆန္တိ။) ဒေသနာသဝနဒိဋ္ဌိဇုကမ္ပာနိ၊ တို့သည်။
 ဘာဝနာမယေ၊ ၌။ (သင်္ဂဟံ ဂစ္ဆန္တိ။) ဤသို့ သိမ်းယူရခြင်းအကြောင်းကို ဋီကာ
 ဖွင့်အတိုင်း သင်္ဂြိုဟ်ဘာသာဋီကာ၌ ပြထားပြီ။] ပန၊ ဝါဒန္တရကား။ ယေ၊
 အကြင် ဆရာတို့သည်။ ဒိဋ္ဌိဇုကမ္ပံ၊ သည်။ သဗ္ဗေသံ၊ အလုံးစုံသော ပုညကိရိယ
 ဝတ္ထုတို့၏။ နိယမလက္ခဏံ၊ အကျိုးကြီးသည်၏အဖြစ်ကို အမြဲသတ်မှတ်ဆုံးဖြတ်
 ခြင်း၏ လက္ခဏာတည်း။ ဣတိ၊ သို့။ ဝဒန္တိ။ တေသံ၊ ထိုဆရာတို့၏။ (ဝါဒေ၊
 အယူ၌။) တံ၊ ထို ဒိဋ္ဌိဇုကမ္ပ ပုညကိရိယဝတ္ထုသည်။ တိသုပိ၊ သုံးပါးသော
 ဒါနမယ၊ သီလမယ၊ ဘာဝနာမယ တို့၌လည်း။ သင်္ဂဟံ၊ သို့။ ဂစ္ဆတိ။ ဧဝံ၊
 သို့လျှင်။ တောနိ၊ ဤ ပုညကိရိယဝတ္ထုတို့သည်။ သင်္ခေပတော၊ အားဖြင့်။
 တိဏိ၊ တို့သည်။ ဟုတော၊ ဝိတ္တာရတော၊ အားဖြင့်။ ဒသ၊ ဆယ်ပါးတို့သည်။
 ဟောန္တိ။

တေသု၊ ထို ၁၀-ပါးတို့တွင်။ ဒါနံ၊ ကို။ ဒဿာမိ၊ အံ့။ ဣတိ၊ သို့။
 စိန္တေန္တော၊ ရှေ့အဖို့ဝယ် ကြံစည်သော ပုဂ္ဂိုလ်သည်။ အဋ္ဌန္တံ၊ ကုန်သော။
 ကာမာဝစရကုသလစိတ္တာနံ၊ တို့တွင်။ အညတရေနေဝ၊ တပါးပါးသော
 စိတ်ဖြင့် သာလျှင်။ စိန္တေတိ၊ ၎င်း။ ဒေသာနောပိ၊ ပေးလှဆဲပုဂ္ဂိုလ်သည်လည်း။
 တေသံ ယေဝ၊ ထို ရှစ်ပါးသော ကာမာဝစရကုသိုလ်စိတ်တို့တွင်ပင်။ အညတ-
 ရေန၊ ဖြင့်။ ဒေတိ၊ ၎င်း။ မေ၊ သည်။ ဒါနံ၊ ကို။ ဒိန္နံ၊ ပြီ။ ဣတိ၊ သို့။
 ပစ္စဝေက္ခန္တောပိ၊ ဆင်ခြင်သော ပုဂ္ဂိုလ်သည်လည်း။ တေသံ ယေဝ ။ပ။ ပစ္စဝေ-
 က္ခတိ။ သီလံ၊ ကို။ ပူရေဿာမိ၊ အံ့။ ပ။ စိန္တေတိ။ သီလံ၊ ကို။ ပူရေန္တောပိ၊
 ဖြည့်ကျင့်ဆဲ ပုဂ္ဂိုလ်သည်လည်း။ ပ။ ပူရေတိ။ မေ၊ သည်။ သီလံ၊ ကို။
 ပူရိတံ၊ ဖြည့်ကျင့်အပ်ပြီ။ ပ။ ပစ္စဝေက္ခတိ။ ဘာဝနံ၊ ဘာဝနာကို။ ဘာဝေ-

သာမိ၊ ပွားစေအံ့။ပ။စိန္တေတိ။ ဘာဝေန္တောပိ၊ ပွားစေသော ပုဂ္ဂိုလ်သည်
 လည်း။ပ။ဘာဝေတိ။[ဘာဝနံ ဘာဝေန္တောပိ အရ အပ္ပနာသို့ မရောက်သေး
 သော ကာမာဝစရ ဘာဝနာကိုသာ ယူရသည်။ အပ္ပနာသို့ရောက်အောင်
 ပွားစေနိုင်လျှင် ကာမာဝစရစိတ်မဟုတ်၊ မဟဂ္ဂုတ်စိတ်ဖြစ်သည်။] မေ၊သည်။
 ဘာဝနာ၊ ကိ။ ဘာဝိတာ၊ ပွားစေအပ်ပြီ။ပ။ပစ္စဝေက္ခတိ။ ဇေဋ္ဌာပစိတိကမ္မံ၊
 ကြီးရင့်သူတို့ကို အရိုအသေပြုမှုကို။ ကရိဿာမိ၊ အံ့။ပ။စိန္တေတိ။ (ဇေဋ္ဌာပစိတိ
 ကမ္မံ၊ ကိ။) ကရောန္တောပိ၊ ပြုဆဲပုဂ္ဂိုလ်သည်လည်း။ပ။ကရောတိ။ မေ၊သည်။
 (ဇေဋ္ဌာပစိတိကမ္မံ၊ ကိ။) ကတံ၊ ပြီ။ပ။ပစ္စဝေက္ခတိ။

ကာယဝေယျာဝဋ္ဋိကကမ္မံ၊ ကိုယ်ဖြင့် ဆည်းကပ်လုပ်ကျွေးကြောင်းအမှုကို
 ပြုတတ်သူ၏အလုပ်ကို။ ကရိဿာမိ၊ အံ့။ ဣတိ၊ သို့။ စိန္တေန္တောပိ၊ သည်လည်း။
 (တေသံ ယေဝ အညတရေန စိန္တေတိ။ ကာယဝေယျာဝဋ္ဋိကကမ္မံ၊ ကိ။)
 ကရောန္တောပိ၊ သည်လည်း။ (တေသံ ယေဝ အညတရေန ကရောတိ။) မေ၊
 သည်။ (ကာယဝေယျာဝဋ္ဋိကကမ္မံ၊ ကိ။) ကတံ၊ ပြီ။ဣတိ၊ သို့။ ပစ္စဝေက္ခန္တောပိ
 ။ပ။ပစ္စဝေက္ခတိ။ [ရှေ့ ၂-ဝါကျကို ပေယျာလမြှုပ်ထားသည်။ နောက်၌လည်း
 ဤသို့ ပေယျာလမြှုပ်ထားသည် ဟူ၍ချည်း မှတ်ပါ။] ပတ္တိံ၊ ရောက်အပ် ရအပ်
 သော ကုသိုလ်အဖို့ကို။ ဒဿာမိ၊ အံ့။ပ။စိန္တေတိ။ (ပတ္တိံ၊ ကိ။) ဒဒန္တောပိ၊
 ပေးဆဲ ပုဂ္ဂိုလ်သည်လည်း။ (တေသံ ယေဝ အညတရေန ဒေတိ။) မေ၊ သည်။
 (ပတ္တိံ၊ ကိ။) ဒိန္နာ၊ ပြီ။ ဣတိ၊ သို့။ ပစ္စဝေက္ခန္တောပိ (တေသံ ယေဝ အညတ-
 ရေန ပစ္စဝေက္ခတိ)။

ပတ္တိံ ဝါ၊ ကိုသော်လည်းကောင်း။ သေသကုသလံ ဝါ၊ ပတ္တိကုသိုလ်မှ
 ကြွင်းသော ကုသိုလ်ကိုသော်လည်းကောင်း။ [အမျှမပေးဝေအပ်သော ဒါန
 ကုသိုလ်၊ သီလကုသိုလ် စသည်ကိုယူ။] အနုမောဒိဿာမိ၊ ဝမ်းမြောက်အံ့။ပ။
 စိန္တေတိ။ အနုမောဒန္တောပိ၊ ဝမ်းမြောက်ဆဲ ပုဂ္ဂိုလ်သည်လည်း။ပ။အနု
 မောဒတိ။ မေ၊ သည်။ အနုမောဒိတံ၊ ဝမ်းမြောက်အပ်ပြီ။ပ။ပစ္စဝေက္ခတိ။

၁။ ကာယဝေယျာဝဋ္ဋိကကမ္မံ။ ။ဝေယျာဝဋ္ဋိသည် ဗျာဝဋ္ဋနှင့် သဘောတူတည်း။
 ဗျာဝဋ္ဋ၌ ဝိ-အာပုဗ္ဗ ဝရဓာတ်၊ တ-ပစ္စည်း။ ဝရဓာတ်သည် ဤနေရာ၌ “ဘတ္တိ အနက်
 ဟော” ဟု ကြိုသင့်၏။ ဗျာဝရယတိ ဧတေနာတိ ဗျာဝဋ္ဋော=သူတပါးကို ဆည်းကပ်
 ကြောင်းဖြစ်သော ကူညီပိုင်းဝန်းမှု ပြုစုလုပ်ကျွေးမှု။ ဗျာဝဋ္ဋ ကရောတိတိ ဝေယျာဝဋ္ဋိ-
 ကော။ “ဗျာကရဏံ အဓိတေ ဝေယျာကရဏိကော” ကဲ့သို့ ရုပ်ပြီးပါစေ။ ဝေယျာဝဋ္ဋိ-
 ကဿ+ကမ္မံ ဝေယျာဝဋ္ဋိကကမ္မံ=ပြုစုလုပ်ကျွေးမှုကို ပြုတတ်သူ၏အလုပ်။ တချို့နေရာ
 ၌ ဖော်ပစ္စည်းမသက်ပဲ “ဗျာဝဋ္ဋော-ကြောင့်ကြစိုက်သူ” ဟုလည်းရှိ၏။ “ဗျာဝရယ-
 တိတိ ဗျာဝဋ္ဋော” ဟု ပြု၊ ဗျာဝဋ္ဋဿ+ဘာဝေါ ကမ္မံ ဝါ ဝေယျာဝဋ္ဋံ။

ဓမ္မံ၊ ကိံ။ ဒေသေဿာမိ၊ အံ။ ပ။ စိန္တေတိ။ (ဓမ္မံ၊ ကိံ။) ဒေသေန္တောပိ၊ သည်
 လည်း။ ပ။ ဒေသေတိ။ မေ၊ သည်။ (ဓမ္မော၊ ကိံ။) ဒေသိတော၊ ပြီ။ ပ။ ပစ္စဝေ-
 က္ခတိ။ ဓမ္မံ၊ ကိံ။ သောဿာမိ၊ နာအံ။ ပ။ စိန္တေတိ။ (ဓမ္မံ၊ ကိံ။) သုဏန္တောပိ၊
 နာဆဲ ပုဂ္ဂိုလ်သည်လည်း။ ပ။ သုဏာတိ။ မေ၊ သည်။ (ဓမ္မော၊ ကိံ။) သုတော၊
 ပြီ။ ပ။ ပစ္စဝေက္ခတိ။ ဒိဋ္ဌိ၊ ကိံ။ ဥဇကံ ကရိဿာမိ။ ပ။ စိန္တေတိ။ ပန၊ အထူး
 ကား။ (ဒိဋ္ဌိ၊ ကိံ။ ဥဇံ။ ကရောန္တော၊ ပြုဆဲ ပုဂ္ဂိုလ်သည်။ စတုန္ဒံ၊ ကုန်
 သော။ ဉာဏသမ္ပယုတ္တာနံ၊ ဉာဏသမ္ပယုတ် မဟာကုသိုလ်စိတ်တို့တွင်။ အည-
 တရေန ကရောတိ။ [အသိဉာဏ်ကို ဖြောင့်မှန်အောင် ပြုကြောင်းစိတ် ဖြစ်
 သောကြောင့် ဉာဏသမ္ပယုတ်စိတ်ကိုသာ ယူသည်။] မေ၊ သည်။ ဒိဋ္ဌိ၊ ကိံ။
 ဥဇကော၊ ကိံ။ ကတာ၊ ပြီ။ ဣတိ၊ သို့။ ပစ္စဝေက္ခန္တော၊ သည်။ အဋ္ဌန္တံ၊ ရှစ်ပါး
 သော မဟာကုသိုလ်စိတ်တို့တွင်။ အညာဘရေန ပစ္စဝေက္ခတိ။

အနန္တ - စသည်

[မဟာကုသိုလ်စိတ် ရှစ်ပါးတည်းဖြင့် အပရိမာဏ သတ္တဝါတို့၏ သန္တာန်၌
 ဖြစ်နိုင်ပုံကို ပြလို၍ “ဣမသ္မိံ ဌာနေ” အစရှိသောပါဌ်ကို မိန့်။ နောက်၌ “ဝေ
 သဗ္ဗာနိပိ။ ပ။ အဋ္ဌဝေတာနိ” ဟူသော နိဂုံးစကားကို ကြည့်၍ ကျမ်းတက်သည်။]

ဣမသ္မိံ ဌာနေ၊ မဟာကုသိုလ်စိတ် ရှစ်ပါးကိုပြရာ ဤအရာ၌။ စတ္တာရိ၊
 ကုန်သော။ အနန္တာနိ နာမ၊ အနန္တတို့ မည်သည်ကို။ ဂဟိတာနိ၊ ရှေးဆရာတို့
 ယူအပ်ကုန်ပြီ။ ဟိ၊ မှန်။ (စတ္တာရိ အနန္တာနိ ဟူသောစကားသည် မှန်၏-
 ဟူလို။) အနန္တာနိ၊ အဆုံး အပိုင်းအခြားမရှိသော အရာတို့သည်။ အာကာ-
 သော၊ ကောင်းကင်ဟူသော။ အနန္တော၊ အနန္တလည်းကောင်း။ စက္ကဝါဠာနိ၊
 စကြဝဠာတို့ဟူသော။ အနန္တာနိ၊ တို့လည်းကောင်း။ သတ္တနိကာယော၊
 သတ္တဝါအပေါင်းဟူသော။ အနန္တော၊ လည်းကောင်း။ ဗုဒ္ဓဉာဏံ၊ ဘုရား
 ရှင်၏ ဉာဏ်တော်ဟူသော။ အနန္တံ၊ လည်းကောင်း။ (ဣတိ၊ သို့။) စတ္တာရိ၊
 ၄-ပါးတို့တည်း။ ဟိ၊ ချဲ့။ အာကာသဿ၊ ၏။ ပုရတ္ထိမာယ ဒိသာယ ဝါ၊
 အရှေ့အရပ်၌ သော်လည်းကောင်း။ ပစ္စိမတ္ထရ ဒက္ခိဏာသု ဝါ၊ အနောက်၊
 မြောက်၊ တောင်အရပ်တို့၌ သော်လည်းကောင်း။ တ္ထေကာနိ၊ ဤမျှ အတိုင်း
 အရှည်ရှိကုန်သော။ ယောဇနသတာနိ၊ ယူဇနာအရာတို့သည်။ ဟောန္တံ။
 (ဣတိ ဝါ၊ ဤသို့ လည်းကောင်း။) တ္ထေကာနိ၊ ကုန်သော။ ယောဇန
 သဟဿာနိ၊ ယူဇနာ အထောင်တို့သည်။ ဟောန္တံ။ ဣတိ ဝါ၊ လည်းကောင်း။
 ပရိစ္ဆေဒေါ၊ အပိုင်းအခြားသည်။ နတ္ထိ။ သိနေရမတ္တမ္ပိ၊ မြင်းမိုရ်တောင်

ပမာဏရှိသည်လည်း ဖြစ်သော။ အယောက္ခဋ္ဌံ၊ သံတုံးကို။ ပထဝီ၊ မြေကို။
 ဒွိဓာ၊ နှစ်ဖြာ။ ကတု၊ ရှိ။ ဟေဋ္ဌာ၊ အောက်၌။ (အောက်အဇဋ္ဌာကာသ
 သို့။) ခိတ္တံ၊ ပစ်ချအပ်သည်။ (သမာနံ၊ သော်။) ဘဿတေဝ၊ တလျှောတည်း
 လျှောကျတော့သည်သာ။ ပတိဋ္ဌိတံ၊ တည်ရာကို။ နော လဘေထ၊ မရရာ။
 [ဤစကားဖြင့် မြေအောက်၌ ရေ၊ ရေအောက်၌ လေ၊ လေအောက်၌ရှိသော
 အဇဋ္ဌာကာသကို ပြသည်။ အထက် အဇဋ္ဌာကာသလည်း ဤအတူပင်တည်း။]
 ဝေံ၊ သို့လျှင်။ အာကာသံ၊ သည်။ အနန္တံ နာမ၊ အနန္တမည်၏။ [“အာကာ
 သော အနန္တော” ဟု ပုလ္လင်လည်းရှိ၏။]

စက္ကဝါဠာနမ္ပိ၊ တို့၏လည်း။ (ပိဖြင့် အာကာသကို ပေါင်း။) သတေဟိ
 ဝါ၊ အရာတို့အားဖြင့် လည်းကောင်း။ သဟဿေဟိ ဝါ၊ အထောင်တို့ အား
 ဖြင့် လည်းကောင်း။ ပရိစ္ဆေဒေါ နတ္ထိ။ ဟိ၊ ချဲ့။ အကနိဋ္ဌဘဝနေ၊ အကနိဋ္ဌ
 ဘုံ၌။ နိဗ္ဗတ္တာ၊ ဖြစ်ကုန်သော။ (မဟာဗြဟ္မာနော-၌ စပ်။) ဒဠဗ္ဗဓနုဂ္ဂဟဿ၊
 ခိုင်မြဲသော လေးရှိသော လေးသမား၏။ လဟုကေန၊ ပေါ့ပါးသော။ သရေန၊
 မြားဖြင့်။ တိရိယံ၊ ဖီလာ။ ဝါ၊ ကန့်လန့်။ တာလစ္ဆာယံ၊ ထန်းပင်ရိပ်ကို။
 အတိက္ကမနမတ္ထေန၊ လွန်ခြင်းဟူသော အတိုင်းအရှည်ရှိသော။ ဝါ၊ လွန်လောက်
 ရုံမျှ ဖြစ်သော။ ကာလေန၊ အချိန်ဖြင့်။ စက္ကဝါဠာသတသဟဿံ၊ စကြဝဠာ
 တံသိန်းကို။ အတိက္ကမနသမတ္ထေန၊ လွန်သွားခြင်း၌ စွမ်းနိုင်သော။ ဇဝေန၊
 အဟုန်နှင့်။ သမန္နာဂတာ၊ ပြည့်စုံကုန်သော။ စတ္တာရော၊ ၄-ယောက်
 ကုန်သော။ မဟာဗြဟ္မာနော၊ ဗြဟ္မာကြီးတို့သည်။ [အရပ် ၄-မျက်နှာသို့ ပြေး
 ရမည်ဖြစ်၍ အကနိဋ္ဌ ဗြဟ္မာကြီး ၄-ယောက်ကိုပြသည်။] (မယံ၊ တို့သည်။)
 စက္ကဝါဠာပရိယန္တံ၊ စကြဝဠာတို့၏ အဆုံးကို။ ပဿိဿာမ၊ ကြည့်ကုန်အံ့။ ဣတိ၊
 ဤသို့ ကြံ၍။ တေန ဇဝေန၊ ထို အဟုန်ဖြင့်။ သစေပိ ဓာဝေယျံ၊ အကယ်

၁။ သစေပိ။ပ။ဓာဝေယျံ။ ။ရုပ်ခန္ဓာရှိသော သတ္တဝါတို့တွင် အထက်တန်းအကျ
 ဆုံး သတ္တဝါကိုပြလို၍ အကနိဋ္ဌဗြဟ္မာကို ပြသည်။ “ဒဠဗ္ဗဓနုဂ္ဂဟ” ဟု ခေါ်သော
 လေးတော်သားတယောက်သည် အလွန်ပေါ့သောမြားဖြင့် ထန်းပင်ရိပ်ကို ကန့်လန့်ဖြတ်
 လွန်အောင် ပစ်သောအခါ ထန်းပင်ရိပ်တရိပ်ကို မြားလွန်သွားရာ အချိန်အခါသည်
 ကာလောက်မျှ ကြော၊ သို့ရာတွင် “တစက္ကနံမျှ ကြာသည်” ဟု ဆိုကြစို့။ ထိုမျှလောက်
 အချိန်ကလေးဖြင့် စကြဝဠာတံသိန်းကို လွန်သွားအောင် ပြေးနိုင်သော အဟုန်ရှိကြ
 သော အကနိဋ္ဌဗြဟ္မာကြီးတို့သည် စကြဝဠာအဆုံးကို ကြည့်ကုန်အံ့ ဟု ကြံ၍ ပြေးသွား
 လျှင် ဗြဟ္မာအသက်တမ်းစေ၍ ပရိနိဗ္ဗာန်စံရမည်သာ၊ စကြဝဠာအဆုံးကိုကား မတွေ့နိုင်
 ပါ။ ဤသို့လျှင် စကြဝဠာသည် အဆုံး အပိုင်းအခြားမရှိသော အနန္တဝ.မျိုးဖြစ်သည်-
 ဟူလို။ [ဒဠဗ္ဗဓနုဂ္ဂဟ၏ အဓိပ္ပာယ်ကို မူလဋီကာ-ကာမာဝစရကုသိုလ်-သမယအဖွင့်၌
 ရှုပါ။]

၍မူလည်း ပြေးသွားစေကုန်ဦးတော့။ (ဧဝံ သတိပိ၊ ဤသို့ ပြေးသွားပါသော်လည်း။) စက္ကဝါဠပရိယန္တံ၊ ကိ။ အဒိသ္မာဝ၊ မမြင်မူ၍သာ။ ပရိနိဗ္ဗာယေယံ၊ ပရိနိဗ္ဗာန် စံကုန်ရာ၏။ ဧဝံ၊ ဤသို့လျှင်။ စက္ကဝါဠာနိ၊ တို့သည်။ အနန္တာနိနာမ၊ တို့မည်၏။

ပန၊ ကား။ (တနည်း) ပန၊ စကြဝဠာ အနန္တမှတပါး သတ္တဝါအနန္တကား။ ဧတ္တကေသု၊ ကုန်သော။ စက္ကဝါဠေသု၊ တို့၌။ ဥဒကဋ္ဌကထလဋ္ဌကသတ္တာနံ၊ ရေ၌တည်ကုန် ကုန်း၌တည်ကုန်သော သတ္တဝါတို့၏။ ပမာဏံ၊ သည်။ နတ္ထိ။ ဧဝံ၊ သို့လျှင်။ သတ္တနိကာယော၊ သတ္တဝါအပေါင်းသည်။ အနန္တောနာမ၊ မည်၏။ တတောပိ၊ ထို အနန္တသုံးပါးထက်လည်း။ ဗုဒ္ဓဉာဏံ၊ သည်။ အနန္တမေဝ၊ အနန္တ အစစ်သာတည်း။ ဧဝံ၊ ဤသို့လျှင်။ အပရိမာဏေသု၊ အတိုင်းအရှည် မရှိကုန်သော။ စက္ကဝါဠေသု၊ တို့၌။ အပရိမာဏာနံ၊ ကုန်သော။ သတ္တာနံ၊ သတ္တဝါတို့၏ သန္တာန်၌။ ကာမာဝစရ။ ပ။ စိတ္တာနိ၊ ကာမာဝစရ သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိက ကုသိုလ်စိတ်တို့သည်။ ကေဿ၊ တယောက်သော သတ္တဝါ၏ သန္တာန်၌။ ဗဟူနိ၊ များစွာသော စိတ်တို့သည်။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်နိုင်ကုန်၏။ ဗဟူနိပိ၊ များစွာသော သတ္တဝါတို့၏ သန္တာန်၌လည်း။ ဗဟူနိ၊ များစွာသော ကာမာဝစရ ကုသိုလ်စိတ်တို့သည်။ ဥပ္ပဇ္ဇန္တိ။ သဗ္ဗာနိပိ၊ ကုန်သော။ တာနိ၊ ထို ကာမာဝစရ ကုသိုလ်စိတ်တို့သည်။ ကာမာဝစရဋ္ဌေန၊ ကာမာဝစရ၏ အနက်အားဖြင့် လည်းကောင်း။ သောမနဿ သဟဂတဋ္ဌေန၊ သောမနဿ သဟဂုတ်၏ အနက်အားဖြင့် လည်းကောင်း။ ဉာဏသမ္ပယုတ္တဋ္ဌေန၊ ဉာဏသမ္ပယုတ်၏ အနက်အားဖြင့် လည်းကောင်း။ အသင်္ခါရိကဋ္ဌေန၊ အသင်္ခါရိက၏ အနက်အားဖြင့် လည်းကောင်း။ ဧကတ္တံ၊ တခုတည်း၏အဖြစ်သို့။ ဂစ္ဆန္တိ၊ ရောက်ကုန်၏။ ကေမေဝ၊ တခုတည်းသာလျှင် ဖြစ်သော။ သောမနဿသဟဂတံ၊ သော။ တိဟေတုကံ၊ သော။ အသင်္ခါရိကံ၊ သော။ မဟာစိတ္တံ၊ မဟာကုသိုလ်စိတ်သည်။ ဟောတိ၊ ၏။ တထာ၊ တူ။ သသင်္ခါရိကံ၊ သော။ မဟာစိတ္တံ၊ သည်။ ပ။ တထာ၊ တူ။ ဥပေက္ခာသဟဂတံ၊ သော။ ဉာဏဝိပ္ပယုတ္တံ၊ သော။ ဒွိဟေတုကံ၊ သော။ သသင်္ခါရိကစိတ္တံ ဟောတိ။ ဣတိ၊ ဤသို့ မှတ်အပ်၏။

ဧဝံ၊ ဤသို့လျှင်။ သဗ္ဗာနိပိ၊ ကုန်သော။ (ကာမာဝစရ ကုသလစိတ္တာနိ-၌ စပ်။) အပရိမာဏေသု စက္ကဝါဠေသု အပရိမာဏာနံ။ သတ္တာနံ၊ တို့၏ သန္တာန်၌။ ဥပ္ပဇ္ဇမာနာနိ၊ ဖြစ်ကုန်သော။ ကာမာဝစရ ကုသလစိတ္တာနိ၊ တို့ကို။ သမ္မာသမ္ပုဒ္ဓော၊ သည်။ မဟာတုလယ၊ ကြီးစွာသော ချိန်ခွင်ဖြင့်။ တုလယမာနော ဝိယ၊ နှိုင်းချိန်သကဲ့သို့ လည်းကောင်း။ တုမေ၊ ပြည်တောင်း၌။ ပက္ခိ-

ပိတုာ၊ ထည့်၍။ မိနမာနော ဝိယ၊ နှိုင်းချင့်သူကဲ့သို့ လည်းကောင်း။ သဗ္ဗညု-
 တညာဏေန၊ ဖြင့်။ ပရိစ္ဆိဒ္ဓိတုာ၊ ပိုင်းဖြတ်တော်မူ၍။ တောနိ၊ ဤ ကာမာ-
 ဝစရ မဟာကုသိုလ်စိတ်တို့သည်။ အဋ္ဌေဝ၊ ရှစ်ပါးတို့သာတည်း။ ဣတိ၊ သို့။
 သရိက္ခဋ္ဌေန၊ တူသည်၏ အဖြစ်ဟူသော အနက်အားဖြင့်။ (ကာမာဝစရချင်း၊
 သောမနဿ သဟဂုတ်ချင်း၊ သို့မဟုတ်-ဥပေက္ခာသဟဂုတ်ချင်း၊ သုမ္ပယုတ်ချင်း၊
 သို့မဟုတ်-ဝိပုယုတ်ချင်း၊ အသင်္ခါရိကချင်း၊ သို့မဟုတ်-သသင်္ခါရိကချင်း တူ
 သည်၏ အဖြစ်အားဖြင့်။) အဋ္ဌေဝ၊ ရှစ်ပါးသာလျှင် ဖြစ်ကုန်သော။ ကောဋ္ဌာ-
 သေ၊ အစုတို့ကို။ ကတုာ၊ ၍။ ဒဿေသိ၊ ပြတော်မူပြီ။

[မဟာကုသိုလ်စိတ် ရှစ်ပါးကို ဆဗ္ဗိဝ ပုညာယုဟနဖြင့် သိမ်းယူပုံကို ပြလို၍
 “ပုန ဣမသ္မိံ ဌာနေ” စသည်ကို မိန့်သည်။ ရှေး၌ ဣမသ္မိံ ဌာနေ ဟု ပါခဲ့ပြီး
 ဖြစ်သောကြောင့် “ပုန” ဟု ဆိုသည်။]

ပုန၊ တဖန်။ ဣမသ္မိံ ဌာနေ၊ ၌။ ဆဗ္ဗိဓေန၊ ၆-ပါး အပြားအားဖြင့်။
 ပုညာယုဟနံ၊ ကောင်းမှုကို အားဟုတ်ခြင်း မည်သည်ကို။ ဂဟိတံ၊ ရှေးဆရာ
 တို့ ယူအပ်ပြီ။ ဟိ၊ မှန်။ (ပုညာယုဟန၏ ဆဗ္ဗိဓအဖြစ်သည် မှန်၏။) ပုညံ၊
 ကောင်းမှုသည်။ သယံ ကာရံ၊ သယံကာရ ကောင်းမှုသည်။ အတ္ထိံ၊ ပရံကာရံ၊
 ပရံကာရ ကောင်းမှုသည်။ အတ္ထိံ၊ သာဟတ္ထိကံ၊ သာဟတ္ထိက ကောင်းမှုသည်။
 အတ္ထိံ၊ အာဏတ္ထိကံ၊ သည်။ အတ္ထိံ၊ သမ္ပဇာနကတံ၊ သမ္ပဇာနကတ ကောင်း
 မှုသည်။ အတ္ထိံ၊ အသမ္ပဇာနကတံ၊ သည်။ အတ္ထိံ၊ ဣတိ၊ သို့။ ဆဗ္ဗိဓံ၊ သည်။
 ဟောတိံ။

[ထို ၆-ပါးကို ချဲ့ပြလို၍ တတ္ထ-စသည်မိန့်။] တတ္ထ၊ ထို ၆-ပါးတို့တွင်။
 အတ္ထနော၊ ၍။ ဓမ္မတာယ၊ သဘောအားဖြင့်။ ကတံ၊ ပြုအပ်သော ကောင်းမှု
 သည်။ သယံကာရံ နာမ၊ သယံကာရ မည်၏။ (မိမိဘာသာပြုအပ်သော ကောင်း
 မှု မည်၏။) [ကရိယတေတိ ကာရံ၊ သယံ+ကာရံ သယံကာရံ။] ပရံ၊ သူ
 တပါးကို။ ကရေန္တံ၊ ပြုနေသည်ကို။ ဒိသုာ၊ မြင်၍။ ကတံ၊ အတုလိုက်၍
 ပြုအပ်သော ကောင်းမှုသည်။ ပရံကာရံ နာမ၊ မည်၏။ [ပရံ+အနုကာရံ ပရံ-
 ကာရံ။ ပရံ၊ သူတပါးကို။ အနုကာရံ၊ အတုလိုက်၍ပြုအပ်သော ကောင်းမှုသည်။
 ပရံကာရံ။ “ပရကာရံ” ဟု ဆိုလိုလျက် ဝါစာသိလိဋ္ဌ နိဂ္ဂဟိတ်လာ၊ တနည်း-
 ဝိဘတ်မကျေသော အလုတ္တသမာသံ။] သဟတ္ထေန၊ မိမိလက်ဖြင့်။ ကတံ၊ သည်။
 သာဟတ္ထိကံ နာမ၊ မည်၏။ [သဟတ္ထေန+ကတံ သာဟတ္ထိကံ။] အာဏာပေ-
 တုာ၊ စေခိုင်း၍။ ကာရိတံ၊ ပြုစေအပ်သော ကောင်းမှုသည်။ အာဏတ္ထိကံ
 နာမ၊ မည်၏။ [အာဏတ္ထိယာ+ကာရိတံ အာဏတ္ထိကံ။] ကမ္မဉ္စ၊ ကံကိုလည်း

ကောင်း။ ဖလဉ္စ၊ ကံ၏ အကျိုးကိုလည်းကောင်း။ သဒ္ဒဟိတွာ၊ ယုံကြည်၍။
ကတံ၊ သည်။ သမ္ပဇာနကတံ နာမ၊ မည်၏။ [သမ္ပဇာနေ၊ ကောင်းစွာ အပြား
အားဖြင့် သိသည်။ ဟုတွာ။ ကတံ၊ တည်း။ သမ္ပဇာနကတံ။] ကမ္မိပိ၊ ကို
လည်းကောင်း။ ဖလမ္ပိ၊ ကိုလည်းကောင်း။ အဇာနိတွာ၊ မသိမူ၍။ ကတံ၊
သည်။ အသမ္ပဇာနကတံ နာမ၊ မည်၏။ [အသမ္ပဇာနေ+ဟုတွာ ကတံ
အသမ္ပဇာနကတံ။]

ဟေသု၊ ထို ၆-ပါးတို့တွင်။ သယံကာရံ၊ သယံကာရ ကောင်းမှုကို။ ကရော-
န္တောပိ၊ ပြုသောပုဂ္ဂိုလ်သည်လည်း။ အဋ္ဌန္တံ၊ ကုန်သော။ ဣမေသံ ကုသလ-
စိတ္တာနံ၊ တို့တွင်။ အညတရေနေဝ ကရောတိ။ ပရံကာရံ၊ ကို။ ကရောန္တောပိ၊
သည်လည်းကောင်း။ သဟတ္ထေန၊ ဖြင့်။ ကရောန္တောပိ၊ သည်လည်းကောင်း။
အာဏာပေတွာ၊ ၍။ ကာရောန္တောပိ၊ ပြုစေသောပုဂ္ဂိုလ်သည် လည်းကောင်း။
[ရှေ့၌ “ကာရိတံ” ဟု ရှိခဲ့သောကြောင့် “ကာရောန္တော” ဟု ရှိမှ ရှေ့နောက်
ညီသည်။] အဋ္ဌန္တံ ဣမေသံ ကုသလစိတ္တာနံ အညတရေနေဝ ကရောတိ။ ပန၊
အထူးကား။ သမ္ပဇာနကရဏံ၊ ကောင်းစွာ အပြားအားဖြင့် သိသည်ဖြစ်၍
ပြုခြင်းသည်။ စတုဟိ၊ ကုန်သော။ ဉာဏသမ္ပယုတ္တေဟိ၊ တို့ဖြင့်။ ဟောတိ။
အသမ္ပဇာနကရဏံ၊ ကောင်းစွာ အပြားအားဖြင့် မသိသည်ဖြစ်၍ ပြုခြင်းသည်။
စတုဟိ။ ဉာဏဝိပုယုတ္တေဟိ၊ တို့ဖြင့်။ (ဟောတိ။)

အပရာပိ၊ ဆိုအပ်ပြီးသော ၆-ပါးမှ အခြားလည်း ဖြစ်ကုန်သော။ ဣမသ္မိံ
ဌာနေ၊ ၌။ စတသော၊ ကုန်သော။ ဒက္ခိဏာဝိသုဒ္ဓိယော၊ အလှူ၏ သန့်ရှင်း
စင်ကြယ်ကြောင်းတို့ကို။ ဂဟိတာ၊ ရှေးဆရာတို့ ယူအပ်ကုန်ပြီ။ ပစ္စယာနံ၊ လှူ
ဖွယ် ဝတ္ထုပစ္စည်းတို့၏။ ဓမ္မိကတာ၊ တရားရှိကုန်သည်၏ အဖြစ် လည်း
ကောင်း။ စေတနာမဟတ္တံ၊ စေတနာ၏ ကြီးသည်၏ အဖြစ် လည်းကောင်း။
ဝတ္ထုသမ္ပတ္တိ၊ အလှူခံပုဂ္ဂိုလ် ဟူသော ဝတ္ထု၏ ပြည့်စုံခြင်း လည်းကောင်း။
ဂုဏာတိရေကတာ၊ အလှူခံပုဂ္ဂိုလ်၏ ဂုဏ်အားဖြင့် လွန်ကဲသည်၏အဖြစ် လည်း
ကောင်း။ ဣတိ၊ သို့။ (စတသော ဒက္ခိဏာဝိသုဒ္ဓိယော ဂဟိတာ။) တတ္ထ၊
ထို လေးပါးတို့တွင်။ ဓမ္မေန၊ တရားနှင့်။ သမေန၊ ညီသဖြင့်။ ဥပ္ပန္နာ၊ ဖြစ်
ကုန်သော။ ပစ္စယာ၊ တို့သည်။ ဓမ္မိကာ နာမ၊ တို့မည်၏။ [ဓမ္မော ဧတေသု
သန္တိတိ ဓမ္မိကာ။] ပန၊ ကား။ သဒ္ဒဟိတွာ၊ ကံ-ကံ၏အကျိုးကို ယုံကြည်၍။
ဩကပေတွာ၊ ဉာဏ်ဖြင့်သက်ဝင်၍။ ဒဒတော၊ ပေးလှူသောပုဂ္ဂိုလ်၏ သန္တာန်
၌။ စေတနာမဟတ္တံ နာမ၊ စေတနာ၏ ကြီးသည်၏ အဖြစ် မည်သည်။
ဟောတိ၊ ၍။ ခိဏာသဝဘာဝေါ၊ ရဟန္တာပုဂ္ဂိုလ်၏ အဖြစ်သည်။ ဝတ္ထုသမ္ပတ္တိ

နာမ၊ အလှူခံပုဂ္ဂိုလ်ဟူသော ဝတ္ထု၏ ပြည့်စုံခြင်းမည်၏။ ဒီကာသဝဿေဝ၊ ရဟန္တာ၏ပင်။ နိရောဓာ၊ နိရောဓသမာပတ်မှ။ ဝုဋ္ဌိတဘာဝေ၊ ထပြီးခါစ၏ အဖြစ်သည်။ ဂုဏာတိရေကတာ နာမ၊ ဂုဏ်အားဖြင့် လွန်ကဲသည်၏အဖြစ် မည်၏။ ဣမာနိ စတ္တာရိ၊ ဤလေးပါးတို့ကို။ သမောဓာနေတွာ၊ ပေါင်း၍။ ဒါတုံ၊ လှူခြင်းငှာ။ သက္ကောန္တဿ၊ စွမ်းနိုင်သောပုဂ္ဂိုလ်၏။ ကာမာဝစရံ၊ သော။ ကုသလံ၊ သည်။ ဣမသ္မိံယေဝ အတ္တဘာဝေ၊ ဤ အတ္တဘော၌ပင်။ ဝိပါကံ၊ ဒိဋ္ဌဓမ္မဝေဒနိယ အကျိုးကို။ ဒေတံ၊ ပေး၏။ (ကေသံ ဝိယ၊ အဘယ် သူတို့၏ ကုသိုလ်ကဲ့သို့နည်း။) ပုဏ္ဏသေဋ္ဌိ ကာဠဝလိယ သုမနမာလာရာဒီနံ၊ ပုဏ္ဏသဌေး၊ ကာဠဝလိယဥပါသကာ၊ သုမန-ပန်းသည် အစရှိသူတို့၏။ (ကုသလံ) ဝိယ၊ ကုသိုလ်ကဲ့သို့တည်း။ [ပုဏ္ဏသဌေးဝတ္ထု၊ သုမနပန်းသည်ဝတ္ထုကို ဓမ္မပဒ အဋ္ဌကထာ၌ ရှုပါ။ ကာဠဝလိယဝတ္ထုကို ဥပရိပဏ်-ဒေဝဒဟသုတ်-အဋ္ဌ ကထာ၌ ရှုပါ။ ထို၌ ပုဏ္ဏသဌေးဝတ္ထုလည်း ပါ၏။]

ပန၊ ဆက်။ သင်္ခေပတော၊ ဖြင့်။ သဗ္ဗမ္ပိ၊ သော။ ဧတံ ကာမာဝရေကုသလ စိတ္တံ၊ သည်။ စိတ္တံ၊ စိတ်တည်း။ ဣတိ ကရိတွာ၊ ဤသို့ ပြု၍။ စိတ္တဋ္ဌေန၊ ဇိတ် ဟူသော အနက်အားဖြင့်။ ဧကမေဝ၊ တပါးတည်း သည်သာလျှင်။ ဟောတိ၊ ၏။ ဝေဒနာဝသေန၊ ဝေဒနာ၏ အပြားအားဖြင့်။ သောမနဿသဟဂတံ၊ သောမနဿသဟဂုတ်လည်းကောင်း။ ဥပေက္ခာသဟဂတံ၊ လည်းကောင်း။ ဣတိ၊ သို့။ ဒုဝိဓံ၊ သည်။ ဟောတိ။ ဉာဏဝိဘတ္တိ ဒေသနာဝသေန၊ ဉာဏ် အားဖြင့် ဝေဖန်ကြောင်း ဒေသနာ၏ အစွမ်းဖြင့်။ စတုဗ္ဗိဓံ ဟောတိ။ ဟိ၊ ချဲ့။ သောမနဿသဟဂတံ၊ သော။ ဉာဏသမ္ပယုတ္တံ၊ သော။ အသင်္ခါရိကံ၊ သော။ မဟာစိတ္တံ၊ မဟာကုသိုလ်စိတ်သည်လည်းကောင်း။ ဥပေက္ခာသဟဂတံ ဉာဏသမ္ပယုတ္တံ အသင်္ခါရိကံ။ မဟာစိတ္တဉ္စ၊ သည်လည်းကောင်း။ ဉာဏသမ္ပယုတ္တဋ္ဌေန၊ ဉာဏသမ္ပယုတ်၏ အဖြစ်ဟူသော အနက်အားဖြင့်လည်းကောင်း။ အသင်္ခါရိကဋ္ဌေန စ၊ အသင်္ခါရိက၏ အဖြစ်ဟူသော အနက်အားဖြင့် လည်း ကောင်း။ ဧကမေဝ ဟောတိ။ ဉာဏသမ္ပယုတ္တံ၊ သော။ သသင်္ခါရိကံ၊ သသင်္ခါရိကစိတ်သည်လည်းကောင်း။ ဉာဏဝိပယုတ္တံ၊ သော။ အသင်္ခါရိကံ၊ သည်လည်းကောင်း။ ဉာဏဝိပယုတ္တံ၊ သော။ သသင်္ခါရိကဉ္စ၊ သည်လည်း ကောင်း။ တထာ၊ တူ။ (ဧကမေဝ ဟောတိ။) ဣတိ၊ ဤသို့ မှတ်အပ်၏။

ဧဝံ၊ သို့လျှင်။ ဉာဏဝိဘတ္တိဒေသနာဝသေန၊ ဖြင့်။ စတုဗ္ဗိဓေ၊ သော။ ဧတသ္မိံ၊ ဤ မဟာကုသိုလ်စိတ်၌။ အသင်္ခါရ သသင်္ခါရဝိဘတ္တိတော၊ အသင်္ခါရ သသင်္ခါရကို ဝေဖန်ခြင်းအားဖြင့်။ စတ္တာရိ၊ ကုန်သော။ အသင်္ခါရိကာနိ၊

အသင်္ခါရိကစိတ်တို့လည်းကောင်း။ စတ္တာရိ၊ ကုန်သော။ သသင်္ခါရိကနိ၊
 တို့လည်းကောင်း။ ဣတိ၊ သို့။ အဋ္ဌေဝ၊ ကုန်သော။ ကုသလစိတ္တာနိ၊
 တို့သည်။ ဟောန္တိ။ တာနိ၊ ထိုရုပ်ပါးသော ကုသိုလ်စိတ်တို့ကို။ ယာထာ-
 ဝတော၊ မဖောက်မပြန် ဟုတ်မှန်သောအားဖြင့်။ ဥတု၊ သိတော်မူ၍။
 ဘဂဝါ၊ ဘုန်း ၆-ပါး ရှိတော်မူသော။ သဗ္ဗညု၊ ကြွင်းမဲ့ဥသ္မံ အလုံးစုံကို
 သိတော်မူသော။ ဂဏီဝရော၊ ဂိုဏ်းဆရာတို့ထက် မြတ်တော်မူသော။ မုနိ-
 သေဋ္ဌော၊ ဘုရားမြတ်သည်။ အာစိက္ခတိ၊ ဟောပြောတော်မူ၏။ ဒေသေတိ၊
 ညွှန်ပြတော်မူ၏။ ပညပေတိ၊ ပညတ်တော်မူ၏။ ပဋ္ဌပေတိ၊ အပြားအားဖြင့်
 တည်စေတော်မူ၏။ ဝိဝရတိ၊ ဖွင့်လှစ်တော်မူ၏။ ဝိဘဇတိ၊ ဝေဖန်တော်
 မူ၏။ ဥတ္တာနိ ကရေတိ၊ ပေါ်လွင်အောင် ပြုတော်မူ၏။ ဣတိ၊ အပြီးတည်း။
 [ဂဏော ဧတေသံ အတ္ထိတိ ဂဏီနော၊ ဂဏီနံ+ဝရော ဂဏီဝရော။-ယော
 ဇနာ။]

အဋ္ဌသာလိနိယာ၊ အဋ္ဌသာလိနိမည်သော။ ဓမ္မသင်္ဂဟဋ္ဌကထာယ၊ ဓမ္မ
 သင်္ဂဟိအဋ္ဌကထာ၌။ ကာမာဝစရကုသလနိဒ္ဒေသော၊ ကာမာဝစရကုသိုလ်၏
 နိဒ္ဒေသသည်။ သမတ္တော၊ ပြီးပြီ။



ရူပါဝစရကုသိုလ် အဖွင့်
စတုက္ကနည်း-ပထမဈာန်

ဣဒါနိ၊ ကာမာဝစရကုသိုလ်ကို ပြတော်မူပြီးရာ ယခုအခါ၌။ ရူပါဝစရ
ကုသလံ၊ ကို။ ဒဿေတုံ၊ ငှာ။ ကတမေ ဓမ္မာ ကုသလာတိအာဒိ၊ အစရှိသော
စကားရပ်ကို။ (ဘဂဝတာ။) အာရဒ္ဓံ၊ အားထုတ်တော်မူအပ်ပြီ။ ဝါ၊ ။ ။ ။
[ဣဒါနိပါရာ၌ ပစ္စုပ္ပန်အနက် ပေးလေ့ရှိ၏။] တတ္ထ၊ ထို ကတမေ ဓမ္မာ ကုသလာ
အစရှိသော စကားရပ်၌။ ရူပပပတ္တိယာ မဂ္ဂံ ဘာဝေတိတိ(တ္ထေ)၊ ဟူသော ဤ
ပါဠိ၌။ ။ ရူပဘဝေါ၊ ရူပဘဝကို။ ရူပံ၊ ရူပ ဟူ၍။ ဝုစ္စတိ၊ ။ ။ ။ ။ ။ ။
နိဗ္ဗတ္တိ၊ ဖြစ်ခြင်းတည်း။ ဇာတိ၊ ဖြစ်ခြင်းတည်း။ သဗ္ဗာတိ၊ ပဋိသန္ဓေ နေခြင်း
တည်း။ မဂ္ဂေါတိ၊ ကား။ ဥပါယော၊ အကြောင်းတည်း။ ပန၊ အဘိ-
ဓေယျတ္ထမှတပါး ဝနေတ္ထကို ဆိုဦးအံ့။ တေ၊ ဤ မဂ္ဂေါဟူသော ပုဒ်၌။

၁။ ရူပံ ဝုစ္စတိ ရူပဘဝေါ။ ။ “ဝုစ္စတိ”ဟု လာရာ၌ ဥပစာတင်စားရခြင်းက
များ၏။ ထို့ကြောင့် ဤနေရာ၌ ရုပ်တရား၏ ရူပ-အမည်ကို ရုပ်ရှိသောဘုံဘဝ၌ တင်
စား၍ “ကုန္တပစ္စရန္တိ” ကဲ့သို့ ဌာချုပ်စာရအားဖြင့် ရူပဘဝကို ရူပခေါ်သည်ဟု ထင်စရာ
ရှိ၏။ သို့သော် ဤနေရာမျိုး၌ ဘဝဟူသောနောက်ပုဒ်ကို ချေထားသော ဥတ္တရပဒလောပ
သမာဓ်ဟူသော ယူလေ့ရှိသည်။ ထို့ကြောင့် ဦးကာ၌ “ဥတ္တရပဒလောပံ ကတွာ
ရူပဘဝေါ ရူပန္တိ ဝုတ္တော”ဟု မိန့်သည်။ [ကို ဥပစာရဝသေန ရူပံ ရူပဘဝေါ နာမ၊
ဥဒါဟု ဥတ္တရပဒလောပေနာတိ အာဟ ဥတ္တရပဒလောပန္တိ အာဒိ။-မရ။]

၂။ ဥပပတ္တိ။ ။ ဥပပတ္တိ-ပဒဓာတ်၊ တိပစ္စည်းဖြင့်ပြီးသော ဥပပတ္တိသဒ္ဓါသည် ယုတ္တိ
အနက်ကိုလည်း ဟော၏။ ဤ၌ ယုတ္တိ အနက်ဟော မဟုတ်၊ ဖြစ်ခြင်း၊ အနက်
ဟောဟု သိစေလို၍ “နိဗ္ဗတ္တိ”ဟု ဖွင့်သည်။ ထို နိဗ္ဗတ္တိ အရ ပဋိသန္ဓေအခါ၌ ဖြစ်ခြင်း၊
ပပတ္တိအခါ၌ ဖြစ်ခြင်းဟု ၂-မျိုးရှိသောကြောင့် ပဋိသန္ဓေဖြစ်ခြင်းကို ယူစေလို၍
“ဇာတိ”ဟု ထပ်ဖွင့်သည်။ “ကေမ္မိ ဇာတိ”စသည်၌ တဘဝလုံးကိုလည်း “ဇာတိ”
ဟု ခေါ်နိုင်ရကား ထို ဘဝဇာတိကို ယူမည်စိုး၍ “သဗ္ဗာတိ”ဟု ထပ်ဖွင့်ပြန်သည်။
ဤ “သဗ္ဗာတိ”သဒ္ဓါကား ပဋိသန္ဓေနေသောအားဖြင့် ဖြစ်ခြင်းအနက်၌ ထင်ရှား၏။

၃။ မဂ္ဂေါ။ ။ မဂ္ဂ-ဓာတ်သည် ရှာမှီးခြင်း အနက်ဟောတည်း။ ထို့ကြောင့်
“ဥပပတ္တိ” ဂ္ဂတိ ဂဝေသတိ”ဟု ဝစနတ္ထပြုသည်။ “ပဋိသန္ဓေကို ရှာမှီးခြင်း” ဟု
သည် ပဋိသန္ဓေကို ဖြစ်စေခြင်းတည်း။ ထို့ကြောင့် “ဇနေတိ နိပ္ပာဒေတိ” ဟု အဓိပ္ပာယ်
ဖွင့်သည်။ ဤသို့ သဒ္ဓတ္ထ အဓိပ္ပာယ်အားဖြင့် “ရှာမှီးတတ် ဖြစ်စေတတ်သော တရား”
ဟု အနက်ဖြစ်သော်လည်း အထင်ရူဠိအားဖြင့် ဥပါယ (အကြောင်း) အနက်ဟော ဟု
ပြလို၍ “မဂ္ဂေါဘိ ဥပါယော” ဟု ဖွင့်သည်။ “ပကတိလမ်းသည် လိုရာအရပ်သို့
ရောက်ဖို့ရန် အကြောင်းဖြစ်သကဲ့သို့၊ ထိုအတူ ဈာန်တည်းဟူသော လမ်းသည်လည်း
မြဟ့ပြည်သို့ ရောက်ဖို့ရန် အကြောင်းဖြစ်သည်”-ဟုလို။

ဝစနုတ္တော၊ ကိံ။ (ဝေဝိတဗျော။) တံ ဥပပတ္တိံ၊ ထိံ ပဋိသန္ဓေကိံ။ မဂ္ဂတိံ ဂဝေသတိံ၊ ရှားမိုးတတ်၏။ ဇနေတိံ၊ ဖြစ်စေတတ်၏။ နိပ္ပာဒေတိံ၊ ပြီးစေတတ်၏။ ဣတိံ၊ ကြောင့်။ မဂ္ဂေါ၊ မည်၏။ ဣဒံ (အတ္ထဇာတံ)၊ ဤ အနက်သည်။ ဝါ၊ ကိံ။ ဝုတ္တံ၊ သည်။ ဝါ၊ သည်။ ဟောတိံ။ (ကိံ ဝုတ္တံ ဟောတိံ။) ငယန မဂ္ဂေန၊ အကြင် အကြောင်းဖြစ်သော ဈာန်ကြောင့်။ [ရှေးနိဿယ၌ “ဖြင့်” ဟု ပေး၏။ ဤ၌ ဇနကဟိတ် ဟု သဘောထား၍ “ကြောင့်” ဟု ပေးပါသည်။] ရူပဘဝေ၊ ရူပဘဝ၌။ ဥပပတ္တိံ နိဗ္ဗတ္တိံ၊ ဖြစ်ရခြင်းသည်။ ဇာတိံ သဉ္ဇာတိံ၊ ပဋိသန္ဓေ နေရခြင်းသည်။ ဟောတိံ၊ ၏။ တံ မဂ္ဂံ၊ ထို အကြောင်း ဖြစ်သော ဈာန်ကို။ ဘာဝေတိံ၊ ဖြစ်စေ၏။ ဣတိံ၊ ဤအနက်သည်။ ဝါ၊ ကိံ။ (ဝုတ္တံ ဟောတိံ။)

ပန၊ ပရိဟာပုပက္ခမ္ပတပါး စောဒကပက္ခကို ဆိုဦးအံ့။ ဇေတန၊ ဤ အကြောင်းဖြစ်သော ဈာန်ကြောင့်။ နိယမတော၊ မြဲသောအားဖြင့်။ ရူပဘဝေ၊ ၌။ ဥပပတ္တိံ၊ ပဋိသန္ဓေနေရခြင်းသည်။ ဟောတိံ ကိံ၊ ဖြစ်သလော။ ဣတိံ၊ ဤကား အမေးတည်း။ (ဇေတန နိယမတော ရူပဘဝေ ဥပပတ္တိံ။) န ဟောတိံ၊ မဖြစ်။ (ကသ္မာ။ န ဟောတိံ၊ နည်း။) ဟိ ယသ္မာ၊ ကြောင့်။ (ရူပဘဝါ-တိက္ကမောပိ ဟောတိံ-၌ စပ်။) ဘိက္ခဝေ၊ တို့။ သမာဓိံ၊ ဈာန် သမာဓိကို။ ဘာဝေထ၊ ဖြစ်စေကြကုန်လော့။ သမာဟိတော၊ ကောင်းစွာ အာရုံ၌ထား အပ်သော စိတ်ရှိသူသည်။ ဝါ၊ သမာဓိရှိသူသည်။ ယထာဘူတံ၊ မဖောက်မပြန် ဟုတ်တိုင်းမှန်စွာ။ ပဇာနာတိံ၊ အပြားအားဖြင့် သိနိုင်၏။ ပဿတိံ၊ မြင်နိုင်၏။ [ဈာန် သမာဓိမှ တိုးတက်၍ မဂ်ဖိုလ်ရလောက်အောင် သိနိုင် မြင်နိုင်သည်-ဟူလို။] ဣတိံ ဝေံ၊ သို့။ ဝုတ္တေန၊ ဟောတော်မူအပ်သော။ (ခန္ဓသံယုတ်-နကုလပိတုဝဂ်၊ သမာဓိသုတ်၌ ဟောတော်မူအပ်သော။) နိဗ္ဗေဓဘာဂိယေန၊ ရူပဘဝကို ဖောက်ခွဲခြင်းအဖို့ဖြစ်သော။ ဝါ၊ လောဘ ဒေါသ မောဟအတုံး အခဲကိုဖောက်ခွဲခြင်းအဖို့ ဖြစ်သော။ မဂ္ဂေန၊ အကြောင်းဖြစ်သော ဈာန် ကြောင့်။ ရူပဘဝါတိက္ကမောပိ၊ ရူပဘဝကို လွန်မြောက်ခြင်းသည်လည်း။ ဟော-တိံ၊ ၏။ (တသ္မာ၊ ကြောင့်။ ဇေတန နိယမတော ရူပဘဝေ ဥပပတ္တိံ န ဟောတိံ။) ပန၊ ထိုသို့ပင် အကြောင်းဖြစ်သော ဈာန်ကြောင့် အမြဲအားဖြင့် ရူပဘဝ၌ ပဋိ-သန္ဓေနေရခြင်း မဖြစ်နိုင်သော်လည်း။ (န ဟောတိံ-ဝါ ကျကို ပြန်စွဲသည်။) ရူပပပတ္တိယာ၊ ရူပဘဝ၌ဖြစ်ခြင်း၏။ ဣတော၊ ဤ ဈာန်မှ။ အညော၊ အခြား သော။ မဂ္ဂေါ နာမ၊ အကြောင်းမည်သည်။ နတ္ထိံ၊ တေန၊ ကြောင့်။ ရူပ-ပပတ္တိယာ မဂ္ဂံ ဘာဝေတိတိံ၊ ဟူ၍။ ဝုတ္တံ၊ ပြီ။

စ၊ ဆက်။ (ပြတ်ပြီးကို ပြန်ဆက်။) အတ္တတော၊ ပရမတ္ထအားဖြင့်။ (တရားကိုယ်အားဖြင့်။) အယံ မဂ္ဂေါ နာမ၊ ဤ မဂ္ဂမည်သည်။ စေတနာပိ၊ စေတနာသည်လည်း။ ဟောတိ၊ ၏။ စေတနာယ၊ နှင့်။ သမ္ပယုတ္တဓမ္မာပိ၊ အညီအမျှ ကေုပ္ပာဒတာ အစရှိသော အပြားတို့ဖြင့် ယှဉ်သော တရားတို့သည်လည်း။ (ဟောန္တိ၊ ကုန်၏။) တဒုဘယမ္ပိ၊ ထို စေတနာ စေတနာသမ္ပယုတ္တဓမ္မ ၂-ပါးစုံသည်လည်း။ (ဟောတိ။) [“သမ္ပယုတ္တဓမ္မာပိ” ဟု ဗဟုဝုဏ်ကတ္တား ပါနေသော ကြောင့် ကတ္တား ၃-ခုလုံးအတွက် ဟောတိ ဟု ကေဝုဏ်ကြိယာ တခုတည်း မဖြစ်နိုင်၊ ထို့ကြောင့် နောက် ၂-ပါးအတွက် အသီးအသီးထည့်၍ စပ်သည်။] ဟိ၊ ချဲ့။ နိရယဉ္ဇာဟံ။ ပ။ မဂ္ဂန္တိ ဣ၊ ဟူသော ဤပါဌ်၌။ စေတနာ၊ သည်။ မဂ္ဂေါ နာမ၊ မဂ္ဂမည်၏။ [သာရိပုတ္တ၊ သာရိပုတ္တရာ။ အဟံ၊ သည်။ နိရယဉ္ဇ၊ ငရဲကိုလည်း။ ပဇာနာမိ၊ အပြားအားဖြင့် သိတော်မူ၏။ နိရယဂါမိံ၊ ငရဲသို့ ရောက်ကြောင်းဖြစ်သော။ မဂ္ဂံ စ၊ အကြောင်း စေတနာကိုလည်း။ ပဇာနာမိ။ (မူလပဏ်-သီဟနာဒဝဂ်၊ မဟာသီဟနာဒ-သုတ်။)]

သဒ္ဓါ။ ပ။ ဒေဝလောကန္တိ ဣ၊ ဤ။ စေတနာ သမ္ပယုတ္တဓမ္မာ၊ စေတနာ သမ္ပယုတ် တရားတို့သည်။ မဂ္ဂေါ နာမ၊ မည်၏။

သဒ္ဓါ၊ သဒ္ဓါသည် လည်းကောင်း။ ဟိရီယံ၊ ရှက်ခြင်းသည်လည်းကောင်း။ [“ဟိရီ ဝေ ဟိရီယံ” သူထွဋ် ဣယ-သက်။] (တနည်း) ရှက်ခြင်းရှိသူ၏ အဖြစ်သည် လည်းကောင်း။ (ဟိရီနော+ဘာဝေါ ဟိရီယံ။-ယောဇနာ။ ဆန်းကြောင့် ဒိဃ။) ကုသလံ၊ ကုသိုလ်ဖြစ်သော။ ဒါနံ၊ ပေးလှူကြောင်း အလောဘသည် လည်းကောင်း။ ဝါ၊ ပေးလှူကြောင်း ဒါနစေတနာသည် လည်းကောင်း။ ဇေတ ဓမ္မာ၊ ဤတရားတို့သည်။ သပ္ပုရိသာနုယာတာ၊ သူတော်ကောင်းသို့ အပ်လိုက်ကုန်၏။ ဟိ၊ မှန်။ ဧတံ၊ ဤ သဒ္ဓါ၊ ဟိရီ၊ ကုသလ ဒါန-ဟူသော တရားအပေါင်းကို။ ဒိဝိယံ၊ နတ်ပြည်သို့ ရောက်စေတတ်သော။ မဂ္ဂံ၊ အကြောင်းဟူ၍။ ဝဒန္တိ၊ ဟောတော်မူကြကုန်၏။ (ဒိဝံ+ဂမေတိတိ ဒိဝိယံ။-ယောဇနာ။) ကဿ ဒိဝိယံ မဂ္ဂံ။ ဝဒန္တိ၊ ကုန်သနည်း။ ဟိ (ယသ္မာ)၊ ကြောင့်။ ဧတေန၊ ဤ သဒ္ဓါ၊ ဟိရီ၊ ကုသလဒါန-ဟူသော တရားအပေါင်းဖြင့်။ (ဇနော၊ လူအပေါင်းသည်။) ဒေဝလောကံ၊ နတ်ပြည်သို့။ ဂစ္ဆတိ၊ ရောက်ရ၏။ တဿ ဒိဝိယံ မဂ္ဂံ ဝဒန္တိ။ [အဋ္ဌကအင်္ဂုတ္တိုရ်-ဒါနဝဂ်၊ ဒုတိယဒါန-သုတ်။]

အယံ ဘိက္ခဝေ မဂ္ဂေါ အယံ ပဋိပဒါတိ၊ ဟူသော။ သင်္ခါရုပပတ္တိသုတ္တာဒိသံ၊ သင်္ခါရုပပတ္တိသုတ် အစရှိသောသုတ်တို့၌။ စေတနာပိ၊ သည်လည်ကောင်း။

စေတနာသမ္ပယုတ္တဓမ္မာပိ၊ တို့သည် လည်းကောင်း။ မဂ္ဂေါ နာမ၊ မည်၏။
[ဘိက္ခဝေ၊ တို့။ အယံ၊ ဤ စေတနာ စေတနာသမ္ပယုတ္တဓမ္မသည်။ မဂ္ဂေါ၊
လမ်းကြောင်းတည်း။ အယံ၊ ဤ စေတနာ စေတနာသမ္ပယုတ္တဓမ္မသည်။ ပဋိ-
ပဒါ၊ အကျင့်တည်း။...ဥပရိပဏ်-အနုပဒဝံဂါ၊ သင်္ခါရူပပတ္တိ-သုတ်။]

ပန၊ အတ္ထုဒ္ဓေသ သာမညမ္ပတပါး အတ္ထုဒ္ဓေသ ဝိသေသကိုဆိုဦးအံ။ ဣမသ္မိံ
ဌာနေ၊ ဤ ရူပပါဝစရကုသိုလ်အရာ၌။ ဝျာနန္တိ၊ ဝျာနံဟူ၍။ ဝစနတော၊
ဟောတော်မူခြင်းကြောင့်။ စေတနာသမ္ပယုတ္တာ၊ စေတနာနှင့်ယှဉ်သော တရား
တို့ကို။ အဓိပ္ပေတာ၊ ကုန်၏။ ပန၊ ထိုသို့ပင် စေတနာသမ္ပယုတ်တရားတို့ကို မဂ္ဂ-ဟု
အလိုရှိအပ်ပါကုန်သော်လည်း။ 'ယသ္မာ၊ ကြောင့်။ ဝျာနစေတနာ၊ ဝျာနနှင့်
ယှဉ်သော စေတနာသည်။ ပဋိသန္ဓိံ၊ ကို။ အာကမ္မတိ၊ ငင်၏။ တသ္မာ၊ ကြောင့်။
စေတနာပိ၊ သည်လည်းကောင်း။ စေတနာသမ္ပယုတ္တဓမ္မာပိ၊ တို့သည်လည်း
ကောင်း။ (မဂ္ဂေါတိ၊ ဟူ၍။ ဝတ္တံ၊ ဌာ။) ဝဇ္ဇန္တိ ယေဝ၊ သင့်ကုန်သည်သာ။

ဘာဝေတိတိ၊ ကား။ ဇနေတိ (ဥပ္ပာဒေတိ)၊ ဖြစ်စေ၏။ ဝဇ္ဇေတိ၊ တိုး
ပွားစေ၏။ အယံ၊ ဤ အနက်သည်။ တာဝ၊ အခြားအနက်တို့မှ ရှေးဦးစွာ။
ဣဓ၊ ဤပါဠိတော်၌။ ဘာဝနာယ၊ ဘာဝနာ ကြိယာ၏။ (ဘာဝေတိဝယ် ဘာ-

၁။ ဝျာနန္တိ။ ပ။ အဓိပ္ပေတာ။ ။ပါဠိတော်၌ မဂ္ဂဘာဝေတိ၏ နောက်နားဝယ်
“ဝျာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ” ဟု ဆက်၍ဟောတော်မူထား၏။ ထို“ဝျာနံ” အရ ဝိတက်
စသော အင်္ဂါ ၅-ပါးကို ရသောကြောင့် ဝျာနံနှင့် အရတူဖြစ်သော မဂ္ဂ အရ၌လည်း
ဝိတက် စသော ၅-ပါးပင်ရ၏။ ထိုငါးပါးလုံးပင် စေတနာနှင့်ယှဉ်သော သမ္ပယုတ်တရား
တို့ချည်းတည်း။ ထို့ကြောင့် “ဝျာနန္တိ ဝစနတော စေတနာသမ္ပယုတ္တာ အဓိပ္ပေတာ”
ဟု ဆိုသည်။

၂။ ယသ္မာ။ ပ။ ဝဇ္ဇန္တိ ယေဝ။ ။ “မဂ္ဂ” အရ စေတနာသမ္ပယုတ္တဓမ္မအပြင် စေတနာ
ကိုလည်း ယူနိုင်သောနည်းကို ပြလို၍ “ယသ္မာ ပန” စသည်မိန့်။ “ရူပပပတ္တိယာ မဂ္ဂ
ဘာဝေတိ = ရူပဘုံ၌ ပဋိသန္ဓေဖြစ်ဖို့ရန် မဂ္ဂကို ပွားစေ၏” ဟူရာ၌ ပဋိသန္ဓေအကျိုးကို
စေတနာသည်သာ ပေးနိုင်၏။ ထို့ကြောင့် စေတနာသည် မဂ္ဂ ဖြစ်ရကား မဂ္ဂ အရ၌
စေတနာကိုလည်းကောင်း၊ ဝိတက် စသော သမ္ပယုတ်တရားများကိုလည်းကောင်း ကေန
ယူသင့်သည်-ဟူလို။ [ဝဇ္ဇန္တိတိ မဂ္ဂဘာဝတော (စေတနာ စေတနာသမ္ပယုတ္တဓမ္မတို့၏
မဂ္ဂမည်ကုန်သည်၏ အဖြစ်ကြောင့်) ဝျာနဝစနေန သင်္ဂဟေတွာ (ဝျာနံသဒ္ဓါဖြင့် စေ-
တနာ စေတနာသမ္ပယုတ္တ ၂-မျိုးလုံးကို သိမ်းယူ၍) မဂ္ဂေါတိ ဝတ္တံ၊ ဝဇ္ဇန္တိတိ အတ္ထော။
-ဇီကာ။]

၃။ ဘာဝေတိ။ ။ ဘူဓာတ်သည် သတ္တာ (ထင်ရှားဖြစ်ခြင်းအနက်) ဝုဒ္ဓိ (တိုး
ပွားခြင်းအနက်) စသည်ကိုဟော၏။ ထို့ကြောင့် သတ္တာအနက်ကို ရည်ရွယ်၍ “ဇနေ-
တိ” ဟု ဖွင့်၏။ ဝုဒ္ဓိအနက်ကို ရည်ရွယ်၍ “ဝဇ္ဇေတိ” ဟု ဖွင့်၏။ ထိုတွင် မဂ္ဂ ဘာဝေတိ
၌ မိမိ သန္တာန်ဝယ် ပထမဖြစ်စေခြင်းကို “ဇနေတိ” ဟု ဆို၍ ထပ်ကာထပ်ကာ တိုးပွား

ဝနာကြိယာ၏။)အတ္ထောံ၊ တည်း။ ပန၊ ကား။ အညတ္ထ၊ အခြားသောပါဠိ၌။ ဥပသဂ္ဂဝသေန၊ သံ၊ ပရိ၊ ဝိ၊ ဥပသာရတို့၏ အစွမ်းဖြင့်။ သမ္ဘာဝနာ၊ သမ္ဘာဝနာ အနက်လည်းကောင်း။ ပရိဘာဝနာ၊ လည်းကောင်း။ ဝိဘာဝနာ၊ လည်းကောင်း။ ဣတိ ဝေ၊ သို့။ အညထာပိ၊ တပါးသော အခြင်းအရာအား ဖြင့်လည်း။ အတ္ထော၊ သည်။ ဟောတိ၊ တတ္ထ၊ ထိုအနက်တို့ထွင်။ ဥဒါယိ၊ ဥဒါယိ။ ဣမ၊ ဤ သာသနာတော်၌။ မမ၊ ငါ၏။ သာဝကာ၊ တို့သည်။ (မံ၊ ငါတုရားကို။) သီလဝါ သမဏော ဂေါတမော ပရမေန သီလက္ခန္ဓေန သမန္နာဂတောတိ၊ ဟူ၍။ အဓိသီလေ၊ လွန်ကဲသော သီလ၌။ သမ္ဘာဝေန္တိ၊ ချီးမွမ်းကြကုန်၏။ ဝါ၊ သက်ဝင် ယုံကြည်ကြကုန်၏။ [သမဏော ဂေါတမော၊ ရဟန်းဂေါတမသည်။ သီလဝါ၊ သီလရှိ၏။ ပရမေန၊ လွန်မြတ်သော။ သီလက္ခန္ဓေန၊ သီလဂုဏ်နှင့်။ သမန္နာဂတော၊ ပြည့်စုံ၏။ ...မဇ္ဈိမပဏ်၊ ပရိဗ္ဗာ-ဇကဝဂ်၊ မဟာသကုလုဒါယိ-သုတ်။] ဣတိ အယံ၊ ဤဘာဝနာသည်။ သမ္ဘာဝနာ နာမ၊ မည်၏။ သြကပ္ပနာ၊ သက်ဝင်ယုံကြည်ခြင်းတည်း။ ဣတိ အတ္ထော။ [ဤ သြကပ္ပနာကိုကြည့်၍ သမ္ဘာဝေန္တိကို တနည်းပေးရသည်။]

သီလပရိဘာဝိတော၊ သီလဖြင့် ထုံမွန်းအပ်သော။ သမာဓိ၊ သည်။ မဟပုလော၊ များသော အကျိုးရှိသည်။ မဟာနိသံသော၊ များသော အာနိသင် ရှိသည်။ ဟောတိ၊ ၏။ သမာဓိပရိဘာဝိတော၊ သော။ ပညာ၊ သည်။ မဟပုလာ မဟာနိသံသာ ဟောတိ။ ပညာပရိဘာဝိတံ၊ သော။ စိတ္တံ၊ သည်။ သမ္မဒေဝ၊ ကောင်းစွာသာလျှင်။ အာသဝေဟိ၊ အာသဝေတို့မှ။ ဝိမုစ္စတိ၊ လွတ်၏။ - [ဒီသနိကာယ်၊ မဟာပရိနိဗ္ဗာန-သုတ်။] ဣတိ အယံ၊ ဤဘာဝနာသည်။ ပရိဘာဝနာ နာမ၊ မည်၏။ ဝါသနာ၊ ထုံမွန်းခြင်းတည်း။ ဣတိ အတ္ထော၊ ဤကား အနက်။ ...ဣဿံ၊ တိုက်တွန်း၏။ ရူပံ၊ ရူပက္ခန္ဓာကို။ ဝိဘာဝေဟိ၊

စေခြင်း၊ စွဲနိဝင်စားခြင်းကို “ဝေမုတိ” ဟု ဆိုလိုဟန်တူသည်။ [စာအုပ်များ၌ ဇနောတိ နောက်ဝယ် “ဥပ္ပာဒေတိ” ဟု တွေ့ရ၏။ ဇနောတိကို အဓိပ္ပာယ်ပြောရာမှ အပိုပါလာဟန် တူသည်။ ဋီကာ၌ “အညတ္ထ ဒိဋ္ဌိ အတ္ထံ ပရိစ္စဇိတွာ ဇနောတိ ဝေမုတိတိ အယမတ္ထော ကသွာ ဝုတ္ထော” ဟု တွေ့ရသောကြောင့် ရှေးစာအုပ်များ၌ ဥပ္ပာဒေတိပါ၌ ရှိဟန်မတူ။]

၁။ အယံ။ ပ။ အတ္ထော။ ။ ရှေးနိဿယများ၌ “အယံ တာဝ။ ပ။ အတ္ထော” ကို စကားပျိုး ဟု နာမည်တပ်ကြ၏။ ဆိုလိုရင်းကား- အခြားနေရာ၌ ဘာဝနာ၏ အနက် များကို ဆက်လက် ပြလိုသောကြောင့် ရှေးဦးစွာ စကားပျိုးထားသည်- ဟူလို။ “ပျိုး” ဟူသည် နောင် ကြီးလတ္တံ့ ၏ အခြေခံစိုက်ပျိုးခြင်းတည်း။ ဤ၌လည်း နောက်အကျယ်လာ လတ္တံ့ အခြေခံအကျဉ်းကို “စကားပျိုး” ဟု ခေါ်သည်။ ဤနေရာ၌ကား ထိုကဲ့သို့ စကားပျိုး ဖြစ်ဟန်မတူပါ။ ဖွင့် ပြီးအနက်ကို အဆုံးသတ်ခြင်းသာ ဖြစ်ဟန်တူပါသည်။

ကွယ်ပျောက်စေလော့။ ဝေဒနံကို။ပ။ဝိညာဏံကို။ဝိဘာဝေဟိ။ ဣတိ အယံ သည်။ဝိဘာဝနာ နာမ၊ ဝိဘာဝနာ မည်၏။ အန္တရဓာပနာ၊ ကွယ်ပျောက်စေခြင်းတည်း။

ပုန၊ တဖန်။ အပရံစ၊ တမျိုးကား။ ဥဒါယိ၊ ဥဒါယိ။ ယထာ (ယံ ပဋိပဒံ)၊ အကြင် အကျင့်ကို။ ပဋိပန္နာ၊ ကျင့်ကုန်သော။ မေ၊ ငါ၏။ သာဝကာ၊ တို့သည်။ စတ္တာရော၊ ကုန်သော။ သတိပဋ္ဌာနေ၊ တို့ကို။ ဘာဝေန္တိ၊ ဖြစ်စေကြကုန်၏။ မယာ၊ ငါသည်။ သာဝကာနံ၊ တို့အား။ သာ ပဋိပဒါ၊ ထိုအကျင့်ကို။ အက္ခာတာ၊ ဟောပြတော်မူအပ်ပြီ။ ဣတိ အယံ ပန၊ ဤဘာဝနာသည်ကား။ ဥပ္ပာဒန ဝစုနဋ္ဌေန၊ ဖြစ်စေခြင်း တိုးပွားစေခြင်းဟူသော အနက်အားဖြင့်။ ဘာဝနာ နာမ၊ မည်၏။ [ယောဇနာ၌ “ယထာတိ ယေန ကာရဏေန” ဟု ဖွင့်၏။ ထိုအလို “ယထာ၊ အကြင် အကြောင်းဖြင့်။ ပဋိပန္နာ ။ပ။ဘာဝေန္တိ။တထာ၊ ထို အကြောင်းဖြင့်။ သာဝကာနံ ပဋိပဒါ အက္ခာတာ” ဟု ပေး။...မဇ္ဈိမပဏ်၊ မဟာသကုလုဒါယိ-သုတ်။]ဣမသ္မိံ ပိ ဌာနေ၊ ဤ ဈာန်အရာ၌လည်း။ အယမေဝ၊ ဤ ဥပ္ပာဒန ဝစုန အနက်ကိုသာ။ အဓိပေတော၊ တေန၊ ကြောင့်။ ဘာဝေတိတိ ဇနေတိ (ဥပ္ပာဒေတိ) ဝဇေတိတိ၊ ဟူ၍။ (မယာ။) ဝံတ္တံ၊ ဆိုအပ်ပြီ။

ပန၊ ပရိဟာရပက္ခမှတပါး စောဒကပက္ခကို ဆိုဦးအံ့။ ကာမာဝစရကုသလ-နိဒ္ဒေသေ၊ ။ ၂။ ဓမ္မပုဗ္ဗင်္ဂမာ၊ ဓမ္မ ရှေ့သွားရှိသော။ ဝါ၊ ဓမ္မ ပဓာနရှိသော။

၁။ ပုနစပရံ။ ။ပြခဲ့သောသုတ်တို့၌ ဘူဓာတ်၏ သမ္ဘာဝနာ ပရိဘာဝနာ ဝိဘာဝနာ အနက်များကို ဖွင့်ထားပါလျက် ထိုအနက်များကိုမယူပဲ အဘယ့်ကြောင့် ဥပ္ပာဒန ဝစုနအနက်ကို ယူရပါသနည်း ဟု မေးဖွယ်ရှိသောကြောင့် ပုနစ ပရံ-စသော သုတ်ကို ထုတ်ပြရပြန်သည်။ ရှေ့သုတ်များ၌ “သံ-ပရိ-ဝိ” ဟူသော ဥပသာရကြောင့် သမ္ဘာဝနာ စသော အနက်ကို ဘူဓာတ်က ဟောသော်လည်း ဥပသာရမပါလျှင် ဥပ္ပာဒနဝစုန အနက်ကိုသာ “ပုနစ ပရံ” စသောသုတ်၌ တွေ့ရသောကြောင့် ဤ အဋ္ဌကထာ၌လည်း ဘာဝေတိကို “ဇနေတိ (ဥပ္ပာဒေတိ) ဝဇေတိ” ဟု ဖွင့်ရပါသည်-ဟူလို။ [အညတ္တ ဒိဋ္ဌိ အတ္ထံ ပရိစ္စဇိတွာ ဇနေတိ ဝဇေတိ အယမက္ခော ကသ္မာ ဝုတ္တောတိ နိရုသဂ္ဂဿ အညတ္တ ဇေမတ္ထဿေဝ (ဤသို့ ဥပ္ပာဒန ဝစုနအနက်၏သာ) ဒိဋ္ဌတ္တာတိ ဣမတ္ထံ ဝိဘာဝေတံ ပုနစ ပရံ ဥဒါယိတိ သုတ္တမာဟဋံ။-ဝိကာ။]

၂။ ဓမ္မပုဂ္ဂလပုဗ္ဗင်္ဂမာ။ ။ “ယသ္မိံ သမယေ။ပ။စိတ္တံ ဥပ္ပန္နံ ဟောတိ” ဟူရာ၌ စိတ်သည် ပဓာနဖြစ်၏။ ထို့ကြောင့် “ဓမ္မ ပုဗ္ဗင်္ဂမာ-စိတ်တည်းဟူသော ဓမ္မလျှင် ပဓာန ရှိသော ဒေသနာ” ဟု ဆိုသည်။ “မဂ္ဂံ ဘာဝေတိ။ ဈာနံ ဥပသမ္ပဇ္ဇေ ဝိဟရတိ” ဟူသော ဤဒေသနာ၌ကား မဂ္ဂကိုဖြစ်စေသော ဈာန်ကို ပြီးစေ၍နေသော ယောဂါဝစရ ပုဂ္ဂိုလ် ရသောကြောင့် “ပုဂ္ဂလ ပုဗ္ဗင်္ဂမာ-ပုဂ္ဂိုလ် ပဓာနရှိသောဒေသနာ” ဟု ဆိုသည်။

ဒေသနာ၊ ကို။ ကတာ ယထာ၊ ပြုတော်မူအပ်သကဲ့သို့။ တထာ၊ တူ။ ဧတ္ထ၊ ဤ ရူပါဝစရ ကုသလနိဒ္ဒေသ၌။ (ဓမ္မပုဗ္ဗင်္ဂံ၊ သော။ ဒေသနံ၊ ကို။) အကတော၊ မပြုမူ၍။ ကသ္မာ၊ ကြောင့်။ ပုဂ္ဂလပုဗ္ဗင်္ဂံ၊ ပုဂ္ဂိုလ် ရှေ့သွားရှိသော။ ဝါ၊ ပုဂ္ဂိုလ် ပဓာနရှိသော။ (ဒေသနာ၊ ကို။) ကတာ၊ ပြုတော်မူအပ်သနည်း။ ဣတိ၊ ဤကား အမေးတည်း။ ပဋိပဒါယ၊ ပုဗ္ဗဘာဂပဋိပဒါဖြင့်။ (ဈာန်မရမိ ရှေ့အဖို့၌ ကျင့်ခြင်းဟူသော ပဋိပတ်ဖြင့်။) သာဓေတဗ္ဗတော၊ ပြီးစေထိုက်သည် ၏ အဖြစ်ကြောင့်။ (ကာမာဝစရကုသလနိဒ္ဒေသေ၊ ၌။ ဓမ္မပုဗ္ဗင်္ဂံ၊ ဒေသနာ။ ကတာ) ယထာ၊ ကဲ့သို့။ တထာ (ဓမ္မပုဗ္ဗင်္ဂံ၊ ဒေသနံ) အကတော ပုဂ္ဂလပုဗ္ဗင်္ဂံ၊ ဒေသနာ။ ကတာ၊ ပြီ။) ဟိ၊ မှန်။ ဣဒံ၊ ဤ ရူပါဝစရဈာန်ကို။ စတုသု၊ ကုန်သော။ ပဋိပဒါသု၊ အကျင့်တို့တွင်။ (ဒုက္ခာပဋိပဒါ ဒန္တာဘိညာ စသော အကျင့်တို့တွင်။) အညတရာယ၊ တပါးပါးသော အကျင့်ဖြင့်။ သာဓေတဗ္ဗံ၊ ပြီးစေထိုက်၏။ ကာမာဝစရံ ဝိယ၊ ကာမာဝစရကုသိုလ် သည်ကဲ့သို့။ ပဋိပဒါယ၊ နှင့်။ ဝိနာ၊ ကင်း၍။ န ဥပုဇ္ဇတိ၊ မဖြစ်။ သော ပဋိပဒါ စ နာမ၊ ဤ ပဋိပဒါမည်သည်လည်း။ ပဋိပန္နကေ၊ ကျင့်တတ်သော ပုဂ္ဂိုလ်သည်။ သတိ၊ ရှိလတ် သော်။ ဝါ၊ ရှိမှ။ ဟောတိ၊ ဖြစ်နိုင်၏။ ဣတိ ဧတံ အတ္ထံ၊ ဤ အနက် အဓိပ္ပာယ် ကို။ (ကသ္မာဟူသော ပုစ္ဆာ၏ ပရိဟာရဖြစ်သော ဤအနက် အဓိပ္ပာယ်ကို။) ဒဿေတံ၊ ငှာ။ ပုဂ္ဂလပုဗ္ဗင်္ဂံ၊ သော။ ဒေသနံ၊ ကို။ ကရောန္တော၊ ပြုတော်မူလိုသည်။ (ဟုတော။) ရူပပပတ္တိယာ မဂ္ဂံ ဘာဝေတိတိ၊ ဟူ၍။ (ဘဂဝါ) အာဟ၊ အမှာ။ ။ ဤမှနောက်၌ ပါရာဇိကဏ်အဋ္ဌကထာနှင့် စာသွားတူသော ပုဒ်ဖွင့် များကို နိဿယသာ ရေးပါမည်။ အဓိပ္ပာယ်ကိုကား ပါရာဇိကဏ် အဋ္ဌကထာ ဘာသာဋီကာ၌ ရှုပါ။

ဝိဝိဇ္ဇေဝ ကာမေဟိတိ၊ ကား။ ကာမေဟိ၊ ကာမတို့မှ။ ဝိဝိစ္စိတော၊ ကင်း ဆိတ်၍။ ဝိနာ၊ ကင်းသည်။ ဟုတော၊ ၍။ အပသက္ကိတော၊ ဖဲခွာ ရှောင်ရှား၍။ [ဝိဝဇ္ဇေတော ဟု လည်းကောင်း၊ အပက္ကမိတော ဟု လည်းကောင်း စာအုပ်များ ၌ရှိ၏။ ဝိဝိစ္စ၏ အဖွင့်ဖြစ်သောကြောင့် ဝိဝိစ္စိတော ဟု လည်းကောင်း၊ “အပသက္က တာဝ ဘဂိနိ” ပုဒ်ကဲ့သို့ “အပသက္ကိတော” ဟု လည်းကောင်း ရှိသင့် ပါသည်။ ပါရာဇိကဏ် အဋ္ဌကထာ၌လည်း “အပသက္ကိတော” ဟု ရှိ၏။ အပက္ကမိ- တောကား ဋီကာဖွင့်ပါဌ်တည်း။] ပန၊ ဆက်။ ဧတ္ထ၊ ဤ ဝိဝိဇ္ဇေဝ ဟူသော ပါဌ်၌။ ယော အယံ ဝေကာရော၊ အကြင် ဝေသဒ္ဓါသည်။ (အတ္ထိ။) သော၊ ထို ဝေသဒ္ဓါကို။ နိယမထောတိ၊ နိယမတ္တဟူ၍။ ဝါ၊ အမြဲသတ်မှတ် ဆုံးဖြတ် ခြင်းအနက် ရှိ၏ဟူ၍။ ဝေဒိတဗ္ဗော၊ ၏။ စ၊ ဆက်။ ယသ္မာ၊ ကြောင့်။ နိယမထော၊ ရှိ၏။ တသ္မာ၊ ကြောင့်။ ပဌမဇ္ဈာန်၊ သို့။ ဥပသမ္ပဇ္ဇ၊ ရောက်

၍။ တသ္မိံ ဝိဟရဏသမယေ၊ ထိုနေရာအခါ၌။ အဝိဇ္ဇမာနာနမ္ပိ၊ ထင်ရှား မရှိသည်လည်း ဖြစ်ကုန်သော။ ကာမာနံ၊ ကာမတို့၏။ တဿ ပဌမဇ္ဈာနဿ၊ ၏။ ပဋိပက္ခဘာဝံ၊ ဆန့်ကျင်ဘက်၏ အဖြစ်ကို လည်းကောင်း။ ကာမ- ပရိစ္စာဂေနေဝ၊ ကာမတို့ကို စွန့်ခြင်းကြောင့်သာလျှင်။ အဿ၊ ထို ပဌမဇ္ဈာန် ကို။ အဓိဂမံစ၊ ရခြင်းကို လည်းကောင်း။ ဒီပေတိ၊ ပြ၏။ ကထံ၊ အဘယ် သို့ ပြသနည်း။ ဟိ၊ အဖြေကို ဆိုဦးအံ့။ ဝိဝိဇ္ဇေဝ ကာမေဟိတိ၊ ဟူ၍။ ဧဝံ၊ သို့။ နိယမေ၊ ဝေသဒ္ဓါဖြင့် အမြဲသတ်မှတ်ခြင်းကို။ ကရိယမာနေ၊ ပြုအပ်သော်၊ ဣဒံ၊ ဤ ဝေတ္တဖလသည်။ (ဤ ဝေသဒ္ဓါ၏ အကျိုးသည်။) ပညာယတိ၊ ထင်ရှား၏။ (ကိံ၊ အဘယ်သို့ ထင်ရှားသနည်း။) နနု၊ စင်စစ်။ ဣမဿ ဇ္ဈာနဿ၊ ဤ ပဌမဇ္ဈာန်၏။ ကာမာ၊ ကိလေသကာမ တို့သည်။ ပဋိပက္ခဘူတာ၊ ဆန့်ကျင်ဘက်ဖြစ်၍ ဖြစ်ကုန်၏။ ယေသု၊ ယင်းကိလေသကာမတို့သည်။ သတိ၊ ရှိကုန်လတ်သော်။ ဣဒံ၊ ဤ ပဌမဇ္ဈာန်သည်။ နပုဝတ္တတိ၊ မဖြစ်နိုင်။ (ကော ဝိယ၊ အဘယ်ကဲ့သို့နည်း။) အန္ဓကာရေ၊ အမှိုက်မှောင်သည်။ သတိ၊ ရှိလတ် သော်။ ပဒီပေါဘာသော၊ ဆီမီးရောင်သည်။ န ပုဝတ္တတိ ဝိယ၊ မဖြစ်နိုင်သကဲ့ သို့တည်း။ [ဥပမာနဝါကျကို အပြင်အတိုင်းထား၍ အနက်ပေးသည်။ အမှောင် နှင့်ကာမ၊မီးရောင်နှင့် ပဌမဇ္ဈာန်တူသည်။]

စ၊ အဖို့တပါးကား။ သြရိမတီရပရိစ္စာဂေနေဝ၊ ဤဘက်ကမ်းကို စွန့်ခြင်း ကြောင့်သာလျှင်။ ပါရိမတီရဿ၊ ထိုဘက်ကမ်းကို။ အဓိဂမော၊ ရခြင်းသည်။ ဟောတိ ဣဝ၊ ဖြစ်သကဲ့သို့။ (ဧဝံ၊ တူ။) တေသံ၊ ထို ကိလေသကာမတို့ ကို။ ပရိစ္စာဂေနေဝ၊ စွန့်ခြင်းကြောင့်သာလျှင်။ အဿ၊ ဤ ပဌမဇ္ဈာန်ကို။ အဓိဂမော၊ သည်။ ဟောတိ။ [ဥပမာနဝါကျကို အတိုင်းသွင်း၍ ပေးပုံ။] ဣတိ၊ သို့။ ဣဒံ၊ ဤ ဝေတ္တဖလသည်။ ပညာယတိ၊ ၏။ [ကံ အမေးကို ဣဘိယညံ၍ ပြန်ဖြေသည်။] တသ္မာ၊ ကြောင့်။ (ထိုသို့ ဤ ဝေတ္တဖလ၏ ထင် ရှားသည်၏ အဖြစ်ကြောင့်။) နိယမံ၊ ဝေသဒ္ဓါဖြင့် အမြဲသတ်မှတ်ခြင်းကို။ ကရေတိ၊ ပြု၏။ ဣတိ၊ ဤကား အဖြေတည်း။ [ကထံ အမေးကို ပြန်အပ်သည်။]

တတ္ထ၊ ထို ဝိဝိဇ္ဇေဝ ကာမေဟိ ဝိဝိဇ္ဇာအကုသလေဟိ ဓမ္မေဟိ ဟူသော ပါဠိ၌။ (စောဒကဿ၊ စောဒကပုဂ္ဂိုလ်၏။ ဤဒိသိ၊ ဤကဲ့သို့ ရှုအပ်သော။ စောဒနာ၊ သည်။) သိယာ၊ ဖြစ်ရာ၏။ (ကိဒိသိ၊ အဘယ်ကဲ့သို့ ရှုအပ်သော။ စောဒနာ၊ သည်။ သိယာ၊ နည်း။—ပန သည် ပုစ္ဆာဇောတက နိပါတ်ပုဒ်။) ကသ္မာ၊ ကြောင့်။ သေ၊ ဤ ဝေသဒ္ဓါကို။ ပုဗ္ဗပဒေယေဝ၊ ရှေ့ပုဒ်၌သာ။ ဝုတ္တော၊ ဟောတော်မူအပ်သနည်း။ ဥတ္တရပဒေ၊ နောက်ပုဒ်၌။ န ဝုတ္တော၊ ဟောတော်မူအပ်သနည်း။ အကုသလေဟိ၊ အကုသိုလ်ဖြစ်ကုန်သော။ ဓမ္မေဟိ၊

တို့မှ။ အဝိဝိစွာပိ၊ မကင်းဆိတ်၍မူလည်း။ ဈာန်၊ ဈာန်ကို။ ဥပသမ္ပဇာ၊ ပြီးစေ၍။ ဝိဟရေယျ ကိံ၊ နေနိုင်သလော။ ဣတိ ဣဒိသိ၊ ဤကဲ့သို့ ရှုအပ်သော။ စောဒနာ၊ သည်။ သိယာ၊ ၏။ ဧတံ၊ ဤ ရှေ့ပုဒ်၌သာ ဝေသဒ္ဓါကို ဆိုခြင်းကို။ [ဧတန္တိ ပုဗ္ဗပဒေယေဝ အဝဓာရဏာဝစနံ။— သာရတ္ထဋီကာ။] ဧဝံ၊ ဤသင်စောဒက ကြံဆအပ်သော အခြင်းအရာအားဖြင့်။ န ခေါ် ဒဠဗ္ဗံ၊ မမှတ်ထိုက်။

ဟိ၊ ချဲ့ဦးအံ။ (တနည်း) ဟိ ယသ္မာ၊ ကြောင့်။ [အဖြေအားလုံးဆုံးမှ ဣတိထည့်၍ ပြန်လှည့်မည်။] (ဈာနဿ၊ ပဌမဈာန်၏။) နိဿရဏတော၊ ထို ကာမတို့၏ ထွက်မြောက်ကြောင်း ထွက်မြောက်ရာ၏ အဖြစ်ကြောင့်။ ပုဗ္ဗပဒေ ဝေ၊ ရှေ့ပုဒ်၌သာ။ ဝေ၊ ဤ ဝေသဒ္ဓါကို။ ဝုတ္တော၊ ဟောတော်မူအပ်ပြီ။ ဟိ၊ မှန်။ ကာမဓာတုသမတိက္ကမနတော၊ ကာမဓာတ်ကို လွန်မြောက်ကြောင်း၏ အဖြစ်ကြောင့်လည်းကောင်း။ ကာမရာဂပဋိပက္ခတော စ၊ ကာမရာဂ၏ ဆန့်ကျင်ဘက်၏ အဖြစ်ကြောင့်လည်းကောင်း။ ဣဒိ ဈာန်၊ ဤ ပဌမဈာန်သည်။ ကာမာန မေဝ၊ ကာမတို့၏သာ။ ဝါ၊ တို့သည်သာ။ (ဝေဖြင့် ဗျာပါဒ-စသော နိဝရဏတို့ကို ကန့်။) နိဿရဏံ၊ ထွက်မြောက်ကြောင်း ထွက်မြောက်ရာတည်း။ ယထာဟ၊ အဘယ်ကဲ့သို့ မိန့်တော်မူသနည်း။ ကာမာနမေတံ နိဿရဏံ၊ ယဒိဒံ နေက္ခမ္မန္တိ၊ ကာမာန။ ပ။ နေက္ခမ္မံ ဟူ၍။ အာဟ၊ မိန့်တော်မူပြီ။ [ယဒိဒံ နေက္ခမ္မံ၊ အကြင် ပဌမဈာန်သည်။ အတ္ထိ၊ ရှိ၏။ ဧတံ၊ ဤ ပဌမဈာန်သည်။ ကာမာနံ၊ တို့၏။ ဝါ၊ တို့သည်။ နိဿရဏံ၊ တည်း။ (ပဋိသမ္ဘိဒါမဂ်ပါဠိ။)]

ပန၊ ထိုသို့ပင် ရှေ့ပုဒ်၌သာ ဝေသဒ္ဓါကို ဟောတော်မူအပ်ပါသော်လည်း။ ဥတ္တရပဒေပိ၊ နောက် ဝိဝိစွပုဒ်၌လည်း။ (အနေတွာ ဝတ္ထဗျော-၌ စပ်။) ဣဓေဝ

၁။ ကာမာနမေတံ နိဿရဏံ။ ။ နိပုဗ္ဗ-သရ = ဂတိမိဟူသောဓာတ်၊ ယုပစ္စည်း။ နိဿရန္တိ နိပုစ္ဆန္တိ ဧတေန ဧတ္ထ ဝါတိ နိဿရဏံ။ ဤသို့ ကရဏသာဓိ၊ အဓိကရဏသာဓိ ရှိသောကြောင့် “ကာမာနံ” ဟု သမ္ပန်အနက်ဟော ဆဋ္ဌိယန္တရိရသည်။ ဤသို့ ပစ္စည်း၏ အနက်၌စပ်ခိုက် သမ္ပန္နဆဋ္ဌိရှိရသော်လည်း နိပုဗ္ဗ-သရဓာတ်၌စပ်ခိုက် ဆဋ္ဌိကတ္တားလည်း ဖြစ်နိုင်၏ဟု ဋီကာမိန့်သည်။ ထို့ကြောင့် “ကာမာနံ-တို့သည်” ဟုလည်း တနည်းပေးရသည်။

မှတ်ချက်။ ။ ဤ၌ နိဿရဏ၏တွဲဖက် ရှေ့ပုဒ်သ် ဆဋ္ဌိယန္တရိရပုံကိုထောက်၍ သကလဝဋ္ဌဒုက္ခနိဿရဏနိဗ္ဗာနဿ” စသော သက်နိုးတောင်း၌လည်း “သကလဝဋ္ဌဒုက္ခဿ + နိဿရဏံ” ဟု ဝစနတ္ထပြု၍ “အလုံးစုံသောဝဋ္ဌဒုက္ခ၏ + ထွက်မြောက်ရာ နိဗ္ဗာန်” ဟု အနက်မှန်မှတ်ပါ။

ဘိက္ခဝေ (ပဋ္ဌမော)သမဏော၊ ဣဓ ဒုတိယော သမဏောတိ ဧတ္ထ၊ ဣဓေဝ။ပ။ သမဏော ဟူသော ဤပါဠိ၌။ (ဝေကာရော၊ ဝေသဒ္ဓါကို။ အာနေတွာ၊ နောက် ဣဓသို့ဆောင်၍။ ဝုစ္စတိ ယထာ။ ဆိုအပ်သကဲ့သို့။ ဧဝံ၊ တူ။ ဝေကာရော၊ ကို။ အာနေတွာ၊ ဆောင်၍။ ဝတ္တဗ္ဗော၊ ဆိုထိုက်၏။ [ဘိက္ခဝေ၊ တို့။ ဣဓေဝ၊ ဤသာသနာတော်၌သာ။ (ပဋ္ဌမော)သမဏော၊ ပထမတန်းသောတာပန်ရဟန်းကို။ လဗ္ဘတိ၊ ရအပ်၏။ ဣဓ ဝေ၊ ဤသာသနာတော်၌သာ။ ဒုတိယော သမဏော၊ ဒုတိယတန်း သကဒါဂါမ်ရဟန်းကို။ လဗ္ဘတိ၊... မဟာပရိနိဗ္ဗာနသုတ်စသော ပါဠိတော်များ၌ (ပဋ္ဌမော)မပါ။] ဟိ၊ မှန်။ (တနည်း) ဟိ ယသ္မာ၊ ကြောင့်။ ဣတော၊ ဤ ကာမစ္ဆန္ဒမှ။ အညေဟိပိ၊ အခြားလည်းဖြစ်ကုန်သော။ နိဝရဏသင်္ခါတေဟိ၊ ကုန်သော။ အကုသလေဟိ ဓမ္မေဟိ၊ တို့မှ။ အဝိဝိစ္စ၊ မကင်းဆိတ်မူ၍။ ဈာန်၊ ကို။ ဥပသမ္ပဇ္ဇ၊ ၍။ ဝိဟရိတုံ၊ ငှာ။ န သက္ကာ၊ မတတ်ကောင်း။ (တသ္မာ၊ ကြောင့်။ ဝါ၊ ထိုသို့ အကုသိုလ်တရားတို့မှ မကင်းဆိတ်မူ၍ ဈာန်ဝင်စားလျက် နေခြင်းငှာ မတတ်ကောင်းသည်၏ အဖြစ်ကြောင့်။ ဝေကာရော၊ ကို။ အာနေတွာ၊ ၍။ ဝတ္တဗ္ဗော၊ ၍။) တသ္မာ၊ ကြောင့်။ ဝါ၊ ထိုသို့ နောက် ဝိဝိစ္စပုဒ်သို့ ဝေသဒ္ဓါကိုဆောင်၍ ဆိုထိုက်သည်၏ အဖြစ်ကြောင့်။ ဝိဝိစ္စေ ကာမေဟိ ဝိဝိစ္စေ အကုသလေဟိ ဓမ္မေဟိတိ၊ ဝိဝိစ္စေ။ပ။ ဓမ္မေဟိ ဟူ၍။ ဧဝံ၊ သို့။ ပဒဒ္ဓယေပိ၊ ဝိဝိစ္စဟူသော ပုဒ် ၂-ပါး အပေါင်း၌လည်း။ သေ၊ ဤ ဝေသဒ္ဓါဖြင့် သတ်မှတ်ခြင်းကို။ ဒဋ္ဌဗ္ဗော၊ ၍။ [“သေ ဒဋ္ဌဗ္ဗောတိ သေ နိယမော ဒဋ္ဌဗ္ဗော”-သာရတ္ထဋီကာ။] (ဣတိ၊ ကြောင့်။ ဧတံ၊ ဤ ရှေ့ပုဒ်၌သာ ဝေသဒ္ဓါ ဆိုခြင်းကို။ ဧဝံ၊ ဤ သင်စောဒက ကြံဆအပ်သော အခြင်းအရာ အားဖြင့်။ န ဒဋ္ဌဗ္ဗံ၊ ထိုက်။) [ဟိ(ယသ္မာ)ကို ပြန်၍အပ်သည်။]

စ၊ ဆက်ဦးအံ။ ပဒဒ္ဓယေပိ၊ ဝိဝိစ္စဟူသော ပုဒ် ၂-ပါးအပေါင်း၌လည်း။ ဝိဝိစ္စာတိ၊ ဝိဝိစ္စဟူသော။ ဣမိနာ သာဓာရဏဝစနေန၊ ဤ ဝိဝေကအားလုံးနှင့် ဆက်ဆံသောစကားဖြင့်။ တဒဂံဝိဝေကဒယော၊ တဒဂံဝိဝေက အစရှိသည်လည်း ဖြစ်ကုန်သော။ [အာဒိဖြင့် ဝိက္ခမ္ဘန (ဈာန်), သမုစ္ဆေဒ(မဂ်), ပဋိပဿဒ္ဓိ (ဖိုလ်), နိဿရဏ (နိဗ္ဗာန်) ဟူသော ဝိဝေက ၄-ပါးတို့ကိုယူ။ တဒဂံဝိဝေက=ကာမကုသိုလ်။] ကာယဝိဝေကဒယော စ၊ ကာယဝိဝေက အစရှိသည်လည်း ဖြစ်ကုန်သော။ [အာဒိဖြင့် စိတ္တဝိဝေက (ဈာန်), ဥပဓိဝိဝေက (နိဗ္ဗာန်)တို့ကိုယူ။ ကာယဝိဝေက=အပေါင်းအဖော်တို့မှ ကင်းခြင်း။] သဗ္ဗေပိ၊ ကုန်သော။ ဝိဝေကာ၊ တို့သည်။ သင်္ဂဟံ၊ သိမ်းယူအပ်ကုန်သည်၏ အဖြစ်သို့။ ကိဉ္ဇာပိ ဝစ္ဆန္တိ၊ အကယ်၍ကား ရောက်ပါပေကုန်၏။ တထာပိ၊ ထိုသို့ပင်

ရောက်ပါကုန်သော်လည်း။ (သမုဇ္ဈေဒ ဝိဝေကဒီနံ၊ သမုဇ္ဈေဒ ဝိဝေက အစ ရှိသည်တို့၏။ အသမ္ဘဝတော၊ မဖြစ်သင့်ခြင်းကြောင့်။) ကာယဝိဝေကော၊ ကာယဝိဝေက လည်းကောင်း။ စိတ္တဝိဝေကော၊ လည်းကောင်း။ ဝိက္ခမ္ဘန ဝိဝေကော၊ လည်းကောင်း။ ဣတိ၊ သို့။ တယော ဧဝ၊ ၃-ပါးသော ဝိဝေကတို့ကိုသာ။ ဣမ၊ ဤ ဈာနကထာ၌။ ဒဠဗ္ဗာ၊ ကုန်၏။

ပန၊ ကား။ [ဝိဝိစ္စပုဒ်၏ အတ္ထဝဏ္ဏနာမတပါး ကာမေဟိပုဒ်၏ အတ္ထဝဏ္ဏ နာကို ဆိုဦးအံ့-ဟူလို။] ကာမေဟိတိ ဣမိနာပဒေန၊ ကာမေဟိ ဟူသော ဤပုဒ် ဖြင့်။ [သင်္ဂဟိတာ-၌ စပ်၊ ယ-၏ ရှေ့ကပုဒ်သည် တ-၏ နောက်၌သာ များ သောအားဖြင့် စပ်ရသည်။] နိဒ္ဒေသေ၊ မဟာနိဒ္ဒေသ ပါဠိတော်၌။ ကတမေ ဝတ္ထုကာမာ၊ မနာပိယာ ရူပါတိအာဒိနာ၊ ကတမေ။ပ။ရူပါ-အစရှိသော။ နယေန၊ ဖြင့်။ ယေ စ ဝတ္ထုကာမာ၊ အကြင် ဝတ္ထုကာမတို့ကိုလည်း။ ဝုတ္တာ၊ ဟောတော်မူအပ်ကုန်ပြီ။ တတ္ထေဝ စ၊ ထို မဟာနိဒ္ဒေသ၌ ပင်လျင်လည်း ကောင်း။ ဝိဘဂေ စ၊ ဈာနဝိဘင်း၌လည်းကောင်း။ ဆန္ဒော၊ ကာမဂုဏ်ကို လိုချင် တောင့်တတတ်သော လောဘသည်။ ကာမော၊ ကာမ မည်၏။ ရာဂေါ၊ ဆန္ဒထက် တိုးတက်၍ စွဲမက်တတ်သော လောဘသည်။ ကာမော၊ မည်၏။ ဆန္ဒရာဂေါ၊ ရာဂထက် တိုးတက်၍ လိုချင်စွဲမက်တတ်သော လော ဘသည်။ ကာမော၊ မည်၏။ သင်္ဂဟေ၊ နိမိတ္တ အနုဗျဉ္ဇနကို ကြံစည်တတ် သော လောဘသည်။ ကာမော၊ မည်၏။ ရာဂေါ၊ သင်္ဂဟထက် တိုးတက်၍ စွဲမက်တတ်သော လောဘသည်။ ကာမော၊ မည်၏။ သင်္ဂဟရာဂေါ၊ ရာဂထက် တိုးတက်၍ကြံစည်စွဲမက်တတ်သော လောဘသည်။ ကာမော၊ မည်၏။ ဣမေ၊ ဤ ဆန္ဒ-စသည်တို့ကို။ ကာမာတိ၊ ကာမတို့ဟူ၍။ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။ ဧဝံ၊ သို့။ ယေ စ ကိလေသကာမာ၊ အကြင် ကိလေသကာမ တို့ကိုလည်း။ ဝုတ္တာ၊ ကုန်ပြီ။ တေ သဗ္ဗေပိ၊ ထို အလုံးစုံသော ဝတ္ထုကာမ ကိလေသကာမတို့ကို လည်း။ သင်္ဂဟိတာ၊ သိမ်းယူအပ်ကုန်ပြီ။ ဣစ္စေဝ၊ ဤသို့သာ။ ဒဠဗ္ဗာ၊ ကုန်၏။

ဟိ၊ လဒ္ဓဂုဏ်ကို ပြဦးအံ့။ ဧဝံ၊ ဤသို့ ဝတ္ထုကာမ ကိလေသကာမတို့ကို သိမ်းယူခြင်းသည်။ သတိ၊ ဖြစ်လတ်သော်။ ဝိဝိစ္စေဝ ကာမေဟိတိ၊ ဝိဝိစ္စေဝ ကာမေဟိ ဟူသောပါဠိ၌။ (ယုဇ္ဇတိ-၌ စပ်။) ဝါ၊ ပါဠိ၏။ (အတ္ထော-၌ စပ်။) ဝတ္ထုကာမေဟိ၊ တို့မှ။ ဝိဝိစ္စေဝ၊ ကင်းဆိတ်၍သာလျှင်။ ဣတိပိ အတ္ထော၊ ဤ အနက်သည်လည်း။ ယုဇ္ဇတိ၊ သင့်၏။ တေန၊ ထို ဝတ္ထုကာမ တို့မှ ကင်းဆိတ်ခြင်းဖြင့်။ [တေနာတိ ဝတ္ထုကာမ ဝိဝေကေန။-ဋီကာ။] ကာယဝိဝေကော၊ သည်။ ဝါ၊ ကို။ ဝုတ္တာ၊ ဟောတော်မူအပ်သည်။ ဟောတိ။ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိတိ၊ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ-

ဟူသောပါဌ်၌။ (ယုဇ္ဇတိ-၌ စပ်။) ဝါ၊ ပါဌ်၏။ (အတ္ထော-၌ စပ်။) ကိလေသကာမေဟိ၊ တို့မှ။ (ဝိဝိစ္စေဝ၊ လျှင်။) ဝါ၊ တနည်း။ သဗ္ဗာ-ကုသလေဟိ၊ အလုံးစုံ အကုသိုလ်ဖြစ်ကုန်သော။ ဓမ္မေဟိ၊ တို့မှ။ ဝိဝိစ္စ ဝေ၊ လျှင်။ ဣတိ အတ္ထော၊ သည်။ ယုဇ္ဇတိ။ တေန၊ ထို ကိလေသကာမတို့မှ ကင်းဆိတ်ခြင်းဖြင့်။ စိတ္တဝိဝေကော၊ သည်။ ဝါ၊ ကို။ ဝုတ္တော၊ သည်။ ဟောတိ။ စ၊ ဆက်ဦးအံ့။ ဣတ္ထေ၊ ဤ ကာယဝိဝေက စိတ္တဝိဝေက ၂-ပါးတွင်။ ပုရိမေန၊ ရှေးဖြစ်သော ကာယဝိဝေကဖြင့်။ ဝတ္ထုကာမေဟိ၊ တို့မှ။ ဝိဝေက ဝစနတော ယေဝ၊ ကင်းဆိတ်ခြင်းကို ဟောတော်မူခြင်းကြောင့်ပင်လျှင်။ ကာမသုခ ပရိစ္စာဂေ၊ ကာမချမ်းသာကို စွန့်ခြင်းသည်။ ဝါ၊ ကို။ (ဝိဘာဝိတော၊ ထင်စွာ ဖြစ်စေအပ်သည်။ ဟောတိ၊ ၏။) ဒုတိယေန၊ ဒုတိယ စိတ္တဝိဝေကဖြင့်။ ကိလေသ ကာမေဟိ၊ တို့မှ။ ဝိဝေက ဝစနတော (ဝေ)၊ ပင်လျှင်။ နေက္ခမ္မ သုခပရိဂ္ဂဟော၊ စျာန်ချမ်းသာကို သိမ်းပိုက်ခြင်းသည်။ ဝါ၊ ကို။ ဝိဘာဝိတော ဟောတိ။ စ၊ ဆက်ဦးအံ့။ ဧဝံ၊ သို့။ ဝတ္ထုကာမ ကိလေသကာမ ဝိဝေကဝစနတောယေဝ၊ ဝတ္ထုကာမ ကိလေသကာမတို့မှ ကင်းဆိတ်ခြင်းကို ဟောတော်မူခြင်းကြောင့် ပင်။ ဧတေသံ၊ ဤ ဝိဝိစ္စေဝ ကာမေဟိ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ ဟူသော ပုဒ်တို့တွင်။ ပဌမေန၊ ပထမပုဒ်ဖြင့်။ သံကိလေသ ဝတ္ထုပ္ပဟာနံ၊ သံကိလေသတို့၏ ဝတ္ထုကို ပယ်ခြင်းသည်။ ဝါ၊ ပယ်ခြင်းကို။ (ဝိဘာဝိတံ ဟောတိ။) [တဏှာဒိ သံကိလေသာနံ ဝတ္ထုနော ပဟာနံ။-ဋီကာ။] ဒုတိယေန၊ ဒုတိယပုဒ်ဖြင့်။ သံ ကိလေသပ္ပဟာနံ၊ သံကိလေသကို ပယ်ခြင်းသည်။ ဝါ၊ ကို။ (ဝိဘာဝိတံ ဟောတိ။) ပဌမေန၊ ဖြင့်။ လောလဘာဝဿ၊ လျှပ်ပေါ်လော်လီသူ၏ အဖြစ် ၏။ ဟေတုပရိစ္စာဂေ၊ အကြောင်းကို စွန့်ခြင်းသည်။ ဝါ၊ ကို။ (ဝိဘာဝိတော ဟောတိ။) [လောလဘာဝေ၊ နာမ တတ္ထ တတ္ထ ရူပါဒိသု တဏှုပ္ပာဒေ၊ တဿ ဟေတု ဝတ္ထုကာမော ဝေ။] ဒုတိယေန၊ ဖြင့်။ ဗာလဘာဝဿ၊ မိုက်သူ၏အဖြစ်၏။ (ဟေတုပရိစ္စာဂေ၊ ဝိဘာဝိတော ဟောတိ။) ဗာလဘာဝေ၊ နာမ အဝိဇ္ဇာ၊ ဒုစိန္တိတစိန္တာ ဝါ၊ တဿ အယောနိသောမနသိကာရော၊ သဗ္ဗေပိ ဝါ အကုသလာ ဓမ္မာ ဟေတု။] စ၊ သည်သာ မကသေး။ ပဌမေန၊ ဖြင့်။ ပယောဂသုဒ္ဓိ၊ ပယောဂ၏ စင်ကြယ်ခြင်းသည်။ ဝါ၊ ကို။ (ဝိဘာဝိတံ ဟောတိ။) ဒုတိယေန၊ ဖြင့်။ အာသယပေါသနံ၊ အဇ္ဈာသယကို စင်ကြယ် စေခြင်းသည်။ ဝါ၊ ကို။ ဝိဘာဝိတံ ဟောတိ။ ဣတိ၊ သို့။ ဉာတဗ္ဗံ၊ သိထိုက်၏။ သေ၊ ဤနည်းသည်။ တာဝ၊ ကိလေသကာမပက္ခမ္မ ရှေးဦးစွာ။ ကာမေဟိတိ ဣတ္ထေ၊ ဟူသော ဤပါဌ်၌။ ဝုတ္တကာမေသု၊ ဆိုအပ်ပြီးသော ကာမတို့တွင်။ ဝတ္ထုကာမပက္ခေ၊ ဝတ္ထုကာမပက္ခ၌။ နယော၊ သိကြောင်းနည်းတည်း။

ပန၊ ကား။ ကိလေသကမပက္ခေ၊ ကိလေသကမ ပက္ခန္ဓိ။ ဆန္ဒောတိ စ၊ ဆန္ဒော ဟူသည်လည်း ဖြစ်သော။ ရာဂေတိ စ၊ ရာဂေဟူသည်လည်း ဖြစ်သော။ ဝေမာဒီဟိ၊ ဤသို့ အစရှိသော အပြားတို့ဖြင့်။ အနေကဘေဒေါ၊ များသော အပြားရှိသော။ [ကမာသဝ၊ ကမရာဂ သံယောဇဉ်၊ ရူပတဏှာ စသည်ဖြင့် များသောအပြားရှိသော။] ကမစန္ဒော ဝေ၊ ကမစန္ဒကိယာ။ ကာမောတိ၊ ကာမ ဟူ၍။ အဓိပေတော၊ အလိုရှိအပ်၏။ သော စ၊ ထို ကမစန္ဒကိလည်း။ (ဝုတ္တော-၌ စပ်။) ဝါ၊ သည်လည်း။ (သမာနော-၌ စပ်။) အကုသလ ပရိယာပန္နော၊ အကုသိုလ်၌ အကျုံးဝင်သည်။ သမာနောပိ၊ ဖြစ် ပါသော်လည်း။ (ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ အရ၌ ပါဝင်နိုင်ပါသော် လည်း။) တတ္ထ ကတမေ ကာမာ ဆန္ဒော ကာမောတိ အာဒိနာ၊ တတ္ထ။ပ။ ကာမော-အစရှိသော။ နယေန၊ ဖြင့်။ ဝိဘဂေ၊ ဈာနဝိဘင်း ပါဠိတော်၌။ ဈာနပဋိပက္ခတော၊ ဈာန်၏ ဆန့်ကျင်ဘက်၏ အဖြစ်ကြောင့်။ ဝိသုံ၊ သီးခြား လည်း။ ဝုတ္တော၊ ဟောတော်မူအပ်ပြီ။ ဝါ၊ တနည်း။ ကိလေသကမတ္တာ၊ ကိလေသကမ၏ အဖြစ်ကြောင့်။ ပုရိမပဒေ၊ ဝိဝိစ္စေ ကာမေတိ-ဟူသော ရှေ့ပုဒ်၌။ ဝုတ္တော၊ ပြီ။ အကုသလပရိယာပန္နတ္တာ၊ အကုသိုလ်၌ အကျုံးဝင် သည်၏ အဖြစ်ကြောင့်။ ဒုတိယပဒေ၊ ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ ဟူသော ဒုတိယပုဒ်၌။ ဝုတ္တော၊ ပြီ။ စ၊ ဆက်။ အဿ၊ ထို ကမစန္ဒ၏။ အနေကဘေဒ တော၊ တပါးမက များသောအပြားရှိသည်၏ အဖြစ်ကြောင့်။ ကာမတော တိ၊ ကာမတောဟူ၍။ အဝတ္တာ၊ မဟောမူ၍။ ကာမေဟိတိ၊ ကာမေဟိ ဟူ၍။ ဝုတ္တံ၊ ပြီ။

စ၊ ဆက်။ အညေသမ္ပိ၊ ကာမမှ တပါးလည်းဖြစ်ကုန်သော။ ဓမ္မာနံ၊ ဒိဋ္ဌိ မာန အစရှိသော တရားတို့၏။ [အညေသမ္ပိတိဒိဋ္ဌိ မာန အဟိရိကာနောတ္တပွာဒီနံ တံဘဟိတဖဿာဒီနံ စ။] အကုသလဘာဝေ၊ အကုသိုလ်တို့၏ အဖြစ်သည်။ ဝိဇ္ဇမာနေ၊ ထင်ရှားရှိပါလျက်။ “တတ္ထ ကတမေ အကုသလာ ဓမ္မာ၊ ကမစန္ဒ- န္ဒော”တိ အာဒိနာ၊ “တတ္ထ။ပ။ ကမစန္ဒော” အစရှိသော။ နယေန၊ ဖြင့်။ ဝိဘဂေ၊ ၌။ ဥပရိဈာနဂံပစ္စနိကပဋိပက္ခဘာဝဒဿနတော၊ အထက်၌ ဆိုအပ် လတ္တံ့ ကုန်သော ဈာန်အင်္ဂါတို့၏ ဖြောင့်ဖြောင့် ဆန့်ကျင်ဘက်အဖြစ်ကို ပြလို ခြင်းကြောင့်။ နိဝရဏာနေဝ၊ တို့ကိုသာ။ ဝုတ္တာနိ၊ ကုန်ပြီ။ [ဋီကာ၌ “ဥပရိ။ပ။ ဒဿနတ္ထံ တပစ္စနိကနိဝရဏဝစနံ” ဟု အဖွင့်တွေ့ရ၏။ ထိုအလို “ဒဿနတော” နေရာဝယ် “ဒဿနတ္ထံ” ဟု လည်းကောင်း။ “နိဝရဏာနေဝ ဝုတ္တာနိ” နေရာဝယ် “နိဝရဏဝစနံ” ဟု လည်းကောင်း ရှေးပါဠိရှိဟန်တူသည်။ “ဥပရိဈာနဂံ+ပစ္စ နိကပဋိပက္ခဒဿနတော” ဟု သမာသမတံပဲလည်း ပါဠိရှိ၏။] ယံ၊ ချဲ့။ နိဝရဏာ

နိ၊ တို့သည်။ ဈာန်ပစ္စနိကာနိ၊ ဈာန်အင်္ဂါတို့၏ ဆန့်ကျင်ဘက်တို့တည်း။
 တေသံ၊ ထို နိဝရဏတို့၏။ ဝါ၊ တို့ကို။ ဈာန်ဂါနေဝ၊ တို့သည်သာ။ ပဋိပက္ခာ
 နိ၊ ဆန့်ကြင်ဘက် ပြုတတ်ကုန်၏။ ဝိဒ္ဓိသကာနိ၊ ဖျက်ဆီးတတ်ကုန်၏။ ဝိသာဘ-
 ကာနိ၊ သတ်ဖြတ်တတ်ကုန်၏။ ဣတိ ဝုတ္တံ ဟောတိ။ [ပါရာဇိကဏ်အဋ္ဌကထာ၌
 ဝိသာဘကာနိ မပါ။] တထာဟိ၊ ထိုစကားမှန်၏။ “သမာဓိ၊ သည်။ ကာမစ္ဆန္ဒန္တ-
 သ၊ ကာမစ္ဆန္ဒနိဝရဏ၏။ ပဋိပက္ခော၊ ဆန့်ကျင်ဘက်တည်း။ ပီတိ၊ သည်။
 ဗျာပါဒဿ၊ ဗျာပါဒနိဝရဏ၏။ ပဋိပက္ခော၊ တည်း။ ဝိတက္ကော ထိနမိဒ္ဓဿ
 ပဋိပက္ခော၊ သုခံ ဥဒ္ဓစ္စကုက္ကုစ္စဿ ပဋိပက္ခော၊ ဝိစာရော ဝိစိကိစ္ဆာယ (ဝိစိကိစ္ဆာ
 နိဝရဏ၏။) ပဋိပက္ခော။” ဣတိ၊ သို့။ ပေဋကော၊ ပေဋကောပဒေသ၌။ ဝုတ္တံ၊ ပြီ။
 [ရှေးနိဿယ၌ “ပေဋကော-နေတ္ထိကျမ်း၌” ဟုလည်း ပေး၏။]

ဧဝံ၊ ဤသို့လျှင်။ ဣတ္ထိ၊ ဤ ဝိဝိဇ္ဇေဝ ကာမေဟိ-ပိဝိဇ္ဇေ အကုသလေဟိ
 ဓမ္မေဟိ ဟူသောပုဒ်တို့တွင်။ ဝိဝိဇ္ဇေဝ ကာမေဟိတိ ဣမိနာ၊ ဝိဝိဇ္ဇေဝ ကာမေဟိ
 ဟူသော ဤပုဒ်ဖြင့်။ ကာမစ္ဆန္ဒဿ၊ ကာမစ္ဆန္ဒနိဝရဏ၏။ ဝိက္ခမ္ဘနုပိဝေကော၊
 ဝိက္ခမ္ဘနုပိဝေကသည်။ ဝါ၊ ကို။ ဝုတ္တော၊ ဟောတော်မူအပ်သည်။ ဟောတိ။
 ဝိဝိဇ္ဇေ အကုသလေဟိ ဓမ္မေဟိတိ ဣမိနာ၊ ဖြင့်။ ပဉ္စန္ဒမ္ပိ၊ ငါးပါးလည်း ဖြစ်ကုန်
 သော။ နိဝရဏာနံ၊ တို့၏။ ဝိက္ခမ္ဘနုပိဝေကော ဝုတ္တော ဟောတိ။ ပန၊ ဆက်။
 အဂ္ဂဟိတဂ္ဂဟဏေန၊ ယူအပ်ပြီးသောတရားတို့ကို မယူခြင်းဖြင့်။ ဝါ၊ မယူအပ်
 သေးသောတရားတို့ကို ယူခြင်းဖြင့်။ [ရှေးနည်း၌ကား ယူအပ်ပြီးသော ကာမစ္ဆန္ဒ
 နိဝရဏကို နောက်ပုဒ်ဖြင့် ထပ်၍ယူသည်။ ဤနည်း၌ကား ဤသို့ ကပ်၍ယူမည်
 မဟုတ်။] ပဌမေန၊ ဝိဝိဇ္ဇေပ ကာမေဟိ ဟူသော ပထမပုဒ်ဖြင့်။ ကာမစ္ဆန္ဒဿ၊
 ၏။ ဝိက္ခမ္ဘနု ပိဝေကော ဝုတ္တော ဟောတိ။ ဒုတိယေန၊ ဝိဝိဇ္ဇေ အကုသလေဟိ
 ဓမ္မေဟိ ဟူသော ဒုတိယပုဒ်ဖြင့်။ သေသ နိဝရဏာနံ၊ ကာမစ္ဆန္ဒနိဝရဏမှ
 ကြွင်းသော နိဝရဏတို့၏။ ဝိက္ခမ္ဘနုပိဝေကော ဝုတ္တော ဟောတိ။ တထာ၊
 ထိုမှတစ်ပါး။ ပဌမေန၊ ဖြင့်။ တီသု၊ သုံးပါးကုန်သော။ အကုသလမူလေသု၊
 အကုသိုလ် မူလတို့တွင်။ ပဉ္စ ကာမဂုဏတော ဝိသယဿ၊ ငါးပါးသော ကာမ
 ဂုဏ် အထူးအပြားဟူသော အာရုံရှိသော။ လောဘဿ၊ ၏။ ဝိက္ခမ္ဘနုပိဝေကော
 ဝုတ္တော ဟောတိ။ ဒုတိယေန၊ ဖြင့်။ အာသာတဝတ္ထုဘေဒါဒိ ဝိသယာနံ၊
 အာသာတဝတ္ထု အထူးအပြား အစရှိသော အာရုံရှိကုန်သော။ ဒေါသ မောဟာ
 နံ၊ တို့၏။ ဝိက္ခမ္ဘနုပိဝေကော ဝုတ္တော ဟောတိ။

[နိဝရဏ အကုသလတို့မှ တနည်းပြလို၍ “ဩသာဒိသု ဝါ” စသည် မိန့်။]
 ဝါ၊ တနည်းကား။ ပဌမေန၊ ဖြင့်။ ဩသာဒိသု၊ ဩဇာ အစရှိကုန်သော။
 ဓမ္မေသု၊ ကို၌။ ကာမေ သ ကာမယောဂ ကာမာသဝ ကာမုပါဒါန အဘိဇ္ဈာ-

ကာယဂန္ထ ကာမရာဂသံယောဇနာနံ၊ တို့၏။ ဝိက္ခမ္ဘနဝိဝေကော ဝုတ္တော ဟောတိ၊ ဒုတိယေန။ အဝသေသ ဩသ ယောဂါသဝ ဥပါဒါန ဂန္ထ သံယောဇနာနံ၊ ကြွင်းသော ဩသ။ပ။သံယောဇနံတို့၏။ ဝိက္ခမ္ဘနဝိဝေကော ဝုတ္တော ဟောတိ။ စ၊ ဆက်။ ပဌမေန။ တဏှာယ၊ ၎်လည်းကောင်း။ တံသမ္ပယုတ္တကာနဉ္စ၊ ထိုတဏှာနှင့်အညီအမျှ ကေပ္ပါဒတာ အစရှိသော အပြားတို့ဖြင့် ယှဉ်သော တရားတို့၏လည်းကောင်း။ ဝိက္ခမ္ဘန ဝိဝေကော ဝုတ္တော ဟောတိ၊ ဒုတိယေန။ အဝိဇ္ဇာယ၊ ၎်လည်းကောင်း။ တံသမ္ပယုတ္တကာနဉ္စ၊ ထို အဝိဇ္ဇာနှင့် အညီအမျှ ကေပ္ပါဒတာ အစရှိသော အပြားတို့ဖြင့် ယှဉ်သော တရားတို့၏လည်းကောင်း။ ဝိက္ခမ္ဘနဝိဝေကော ဝုတ္တော ဟောတိ။ အပိစ၊ ဤနည်းသာ မကသေး။ ပဌမေန။ လောဘသမ္ပယုတ္တအဋ္ဌစိတ္တုပ္ပါဒါနံ၊ လောဘသမ္ပယုတ်ဖြစ်သော ရှစ်ပါးသော စိတ္တုပ္ပါဒ်တို့၏။ ဝိက္ခမ္ဘနဝိဝေကော ဝုတ္တော ဟောတိ၊ ဒုတိယေန။ သေသာနံ၊ ကုန်သော။ တေန္နံ၊ ကုန်သော။ အကုသလစိတ္တုပ္ပါဒါနံ၊ တို့၏။ ဝိက္ခမ္ဘနဝိဝေကော ဝုတ္တော ဟောတိ၊ ဣတိ ဝေဒိကဗျော။ အယံ၊ ဤ ဆိုအပ်ပြီးကား။ တာဝ၊ သဝိတက္ကံ သဝိစာရံ စသည်တို့မှ ရှေးဦးစွာ။ ဝိဝိဇ္ဇဝ ကာမေဟိ ဝိဝိဇ္ဇ အကုသလေဟိ ဓမ္မေဟိတိ ဧတ္ထ၊ ဟူသော ဤပါဌ၌။ အတ္ထပ္ပကာသနာ၊ အနက်ကို ပြခြင်းတည်း။ ဝါ၊ အနက်ကို ပြကြောင်းပြရာ အဋ္ဌကထာတည်း။

စ၊ အနုသန္ဓေကို ဆက်ဦးအံ့။ ဧတ္တာဝတာ၊ ဤမျှ အတိုင်းအရှည်ရှိသော ပါဠိရပ်ဖြင့်။ ပဌမဇ္ဈာနဿ၊ ၎်။ပဟာနဂံ၊ ပယ်ထိုက်သော အင်္ဂါကို။ ဒသေတု၊ ပြီး၍။ [ပဟာတဗ္ဗန္တိ ပဟာနံ၊ ပဟာနံ စ+တံ+အင်္ဂံ စာတိ ပဟာနဂံ။ ပယ်ထိုက်သော ကာမ၊ အကုသလဓမ္မ ဟူသော အစိတ်အပိုင်း။] ဣဒါနိ၊ ၌။ သမ္ပယောဂဂံ၊ (ဝိတက်စသော) ယှဉ်ဖက်အင်္ဂါကို။ ဒသေတု၊ ငှာ။ သဝိတက္ကံ သဝိစာရန္တိ အာဒိ၊ အစရှိသော ကောင်းရပ်ကို။ ဝုတ္တံ၊ ပြီ။ ဝါ၊ ၎်။ တတ္ထ၊ ထို သဝိတက္ကံ သဝိစာရံ အစရှိသော စကားရပ်၌။ ရုက္ခော၊ သည်။ပုပ္ဖေန စ၊ အပွင့်နှင့် လည်းကောင်း။ ဖလေန စ၊ အသီးနှင့် လည်းကောင်း။ (သဟ၊ တက္ခ။ ဝတ္တတိ) ဝိယ၊ ဖြစ်သကဲ့သို့။ (တထာ၊ တူ။) ဟေဋ္ဌာ၊ ၌။ ဝုတ္တလက္ခဏာဒိ ဝိဘာဂေန၊ ဆိုအပ်ပြီးသော လက္ခဏာ အစရှိသော ဝေဖန်အပ်သော အထူးအပြားရှိသော။ (ဝိဘက္ကေန ဝိစာရေန-၌ ဝပံ။) အပ္ပနာသမ္ပယောဂတော၊ အပ္ပနာနှင့် အညီအမျှ ကေပ္ပါဒတာ အစရှိသော အပြားတို့ဖြင့် ယှဉ်ခြင်းကြောင့်။ ရူပါဝစရ ဘာဝပ္ပတ္တေန၊ ရူပါဝစရ၏ အဖြစ်သို့ ရောက်

၁။ အပ္ပနာ သမ္ပယောဂတော။ ။ “အပ္ပနာနှင့်ယှဉ်သောတရား”ဟူသည် ဝိတက်ဝိစာရပင်တည်း။ ဝိတက်ကို ပါဠိပတ်၌ “အပ္ပနာ-ဗျပ္ပနာ”စသည်ဖြင့် “အပ္ပနာ”ဟု

သော။ ဝိတက္ကေန စေဝ၊ နှင့်လည်းကောင်း။ ဝိစာရေန စ၊ နှင့်လည်းကောင်း။
 သဟ။ ဝတ္တတံ၊ ၏။ ဣတံ၊ ထို့ကြောင့်။ ဣဒံ၊ ဈာန်၊ ကို။ သဝိတက္ကံ
 သဝိစာရန္တိ၊ ဟူ၍။ ဝုစ္စတံ၊ ဆိုအပ်၏။ ပန၊ ဆက်။ ဝိဘင်္ဂေ၊ ဈာန်ဝိဘင်း
 ပါဠိတော်၌။ ဣမိနာ စ ဝိတက္ကေန ဣမိနာ စ ဝိစာရေန ဥပေတော
 ဟောတိ သမုပေတောတိ အာဒိနာ၊ အစရှိသော။ နယေန၊ ဖြင့်။ ပုဂ္ဂလာ
 မိဋ္ဌာနာ၊ ပုဂ္ဂလာမိဋ္ဌာန် ဖြစ်သော။ (ပုဂ္ဂိုလ်ဟူသော တည်ရာရှိသော။) ဒေသ-
 နာ၊ ကို။ ကတာ၊ ပြုတော်မူအပ်ပြီ။ ပန၊ ထိုသို့ပင် ပုဂ္ဂလာမိဋ္ဌာန် ဒေ-
 သနာကို ပြုတော်မူအပ်ပါသော်လည်း။ အတ္ထော၊ ကို။ တတြာပိ၊ ထိုဈာန်
 ဝိဘင်း ပါဠိတော်၌လည်း။ ဧဝမေဝ၊ ဤအတိုင်းသာ။ ဒဋ္ဌဗ္ဗော၊ ၏။

ဝိဝေကဇန္တိ ဣတ္ထ၊ ဟူသော ဤပါဠိ၌။ (အတ္ထော ဧဝံ ဝေဒိတဗ္ဗော။) ဝိဝိတ္တိ၊
 ကင်းဆိတ်ခြင်း။ ဝိဝေကော၊ ခြင်း။ နိဝရဏဝိဂမော၊ နိဝရဏတို့မှ ကင်းခြင်း။
 ဣတိ အတ္ထော။ ဝါ၊ တနည်း။ ဝိဝိတ္တော၊ ကင်းဆိတ်၏။ ဝါ၊ ကင်းဆိတ်စေအပ်
 ၏။ ဣတံ၊ ကြောင့်။ ဝိဝေကော၊ မည်၏။ နိဝရဏဝိဝိတ္တော၊ နိဝရဏတို့မှ ကင်း
 ဆိတ်သော။ ဝါ၊ နိဝရဏတို့သည် ကင်းဆိတ်စေအပ်သော။ ဈာန်သမ္ပယုတ္တဓမ္မ-
 ရာသိ၊ ဈာန်သမ္ပယုတ် တရားအစုဟည်း။ ဣတိ အတ္ထော။ တသ္မာ ဝိဝေကော၊
 ထို နိဝရဏတို့မှ ကင်းဆိတ်ခြင်းကြောင့်။ ဇာတံ၊ ဖြစ်သော ဈာန်တည်း။ ဝါ၊
 တနည်း။ တသ္မိံ ဝိဝေကော၊ ထို နိဝရဏတို့မှ ကင်းဆိတ်သော ဈာန်သမ္ပယုတ်
 တရားအစု၌။ ဝါ၊ နိဝရဏတို့သည် ကင်းဆိတ်စေအပ်သော ဈာန်သမ္ပယုတ်
 တရားအစု၌။ ဇာတံ၊ ဖြစ်သောဈာန်တည်း။ ဣတံ၊ ကြောင့်။ ဝိဝေကဇံ၊ ၏။

ပီတိသုခန္တိ ဣတ္ထ၊ ပီတိသုခံ ဟူသော ဤပါဠိ၌။ ပီတိသုခါနိ၊ တို့ကို။
 ဟေဋ္ဌာ၊ အောက် ကာမာဝစရကုသလ အဖွင့်၌။ ပကာသိတာနေဝ၊ ထင်ရှား
 ပြအပ်ကုန်ပြီးသည်သာ။ ပန၊ ဆက်။ တေသု၊ ထို ပီတိသုခတို့တွင်။ ဝုတ္တ-
 ပုကာရာယ၊ ဆိုအပ်ပြီးသော အပြားရှိသော။ (ပီတိအဖွင့်၌ ဆိုအပ်ပြီးသော

နာမည်တပ်၏။ ထို့ကြောင့် ဝိတက်တည်းဟူသော အပ္ပနာသည် အဘယ်နည်းအားဖြင့်
 “အပ္ပနာသမ္ပယောဂ ဖြစ်နိုင်ပါသနည်း” ဟု မေးဖွယ်ရှိ၏။ အဖြေကား—ပါဠိတော်၌
 ဝိတက်ကိုသာ “အပ္ပနာ” ဟု ခေါ်ထားသော်လည်း အဋ္ဌကထာ အသုံးအနှုန်းအားဖြင့်
 ဝိတက်၏ ကိစ္စအထူးကြောင့် ခိုင်မြဲသည်၏ အဖြစ်သို့ရောက်သော ပဌမဈာန်သမာဓိ၌
 လည်းကောင်း၊ ဆန့်ကျင်ဘက် နိဝရဏ စသည်တို့မှ ဝေးကွာခြင်းကြောင့် ပဌမဈာန်
 သမာဓိနှင့် အလားတူသော ဒုတိယဈာန်သမာဓိ စသည်တို့၌လည်းကောင်း “အပ္ပနာ”
 ဟု ခေါ်ရသည်။ ထို့ကြောင့် ပဌမဈာန်သမာဓိနှင့်ယှဉ်သော ဝိတက်ကို “အပ္ပနာ-
 သမ္ပယောဂတော” ဟု ဆိုနိုင်ပါသည်။—မူလဋီကာ။ [ဤ မူလဋီကာ အဓိပ္ပာယ်ကို
 သဂြိုဟ်ဘာသာဋီကာ-အပ္ပနာဇဝနဝါရအခန်း၌ ဆောင်ပုဒ်နှင့်တကွ ပြခဲ့ပြီ။

လက္ခဏာ စသော အပြားရှိသော။) ပဉ္စဝိဓာယ၊ သော။ ပီတိယာ၊ တွင်။ အပ္ပနာသမာဓိဿ၊ အပ္ပနာသမာဓိ၏။ မူလံ၊ အခြေခံသည်။ ဟုတော။ ဝစမာနာ၊ တိုးပွားလာသော။ သမာဓိသမ္ပယောဂံ၊ သမာဓိနှင့် အညီအမျှ ကျေပွာဒတာ အစရှိသော အပြားတို့ဖြင့် ယှဉ်ခြင်းသို့။ ဂတာ၊ ရောက်သော။ ယာ ဖရဏာ-ပီတိ၊ အကြင် ဖရဏာပီတိသည်။ (အတ္ထိ။) အယံ၊ ဤ။ ဖရဏာပီတိကို။ ဣမသ္မိံ အတ္ထေ၊ ဤ ပီတိသုခံ ဟူသော ပုဒ်၏အနက်၌။ ပီတိတိ၊ ဟူ၍။ အဓိပေတော။ အဿ ဈာနဿ၊ ဤ ဈာန်၏။ ဝါ၊ တနည်း။ အသ္မိံ ဈာနော၌။ အယဉ္စ ပီတိ၊ ဤပီတိသည်လည်းကောင်း။ ဣဒဉ္စ သုခံ၊ ဤ သုခသည်လည်းကောင်း။ အတ္ထိ။ ဣတိ၊ ကြောင့်။ ဣဒံ (ဈာန်)၊ ကို။ ပီတိသုခန္တိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။

အထ ဝါ၊ ထို့ပြင် တနည်းကား။ ပီတိ စ၊ လည်း။ သုခဉ္စ၊ လည်း။ ပီတိသုခံ၊ ပီတိသုခ။ ဓမ္မဝိနယာဒယော ဝိယ၊ ဓမ္မဝိနယော အစရှိသော သဒ္ဒါ တို့ကဲ့သို့တည်း။ အဿ ဈာနဿ၊ ၏။ ဝါ၊ တနည်း။ အသ္မိံ ဈာနော၌။ ဝိဝေကဇံ၊ ဝိဝေက-ကြောင့် ဖြစ်သော။ [ဝိဝေက၏အနက်ကို အကျယ်ပေး လိုက အဖွင့်ကြည့်ပေးပါ။] ပီတိသုခံ၊ သည်။ အတ္ထိ၊ ၏။ ဣတိ ဝေမ္ပိ၊ ဤ သို့လည်း။ ဝါ၊ ဤ အကြောင်းကြောင့်လည်း။ ဝိဝေကဇံ ပီတိသုခံ၊ ဝိဝေကဇံ ပီတိသုခံမည်၏။ [ဝိဝေကဇံ တပုဒ်၊ ပီတိသုခံ တပုဒ် ဟု ၂-ပုဒ်မခွဲပဲ တပုဒ်တည်းသာ ဖြစ်သည်။] ဟိ၊ မှန်။ (တနည်း) ဟိ (ယသ္မာ)၊ ကြောင့်။ ဈာန်၊ သည်။ ဝိဝေကဇံ၊ ဝိဝေကကြောင့်ဖြစ်သည်။ ဟောတိ ယထေဝ၊ ဖြစ်သကဲ့သို့သာလျှင်။ ဝေ၊ တူ။ ဧတ္ထ၊ ဤ ဈာန်၌။ ပီတိသုခမ္ပိ၊ ပီတိသုခသည်လည်း။ ဝိဝေကဇမေဝ၊ ကြောင့်ဖြစ်သည် သာလျှင်။ ဟောတိ၊ ၏။ အဿ၊ ထိုဈာန်၏။ တဉ္စ၊ ထို ဝိဝေကကြောင့်ဖြစ်သော ပီတိသုခသည်လည်း။ အတ္ထိ။ တသ္မာ၊ ကြောင့်။ ဧပဒေနေဝ၊ ဖြင့်သာလျှင်။ ဝိဝေကဇံ ပီတိသုခန္တိ၊ ဝိဝေကဇံ ပီတိသုခံ ဟူ၍။ ဝတ္ထု၊ ဆိုခြင်းငှာ။ ယုဇ္ဇတိ၊ သင့်၏။ ပန၊ ဆက်။ ဝိဘဂေါ၊ ၌။ ဣဒံ သုခံ ဣမာယ ပီတိယာ သဟဂတန္တိအာဒိနာ၊ သဟဂတံ-အစရှိသော။ နယေန၊ ဖြင့်။ (ဘဂဝတာ။) ဝုတ္ထု၊ ပြီ။ ပန၊ ထိုသို့ပင် ဟောတော်မူအပ်ပါသော်လည်း။ အတ္ထော၊ ကို။ တတြာပိ၊ ထို ဈာန်ဝိဘင်း ပါဠိတော်၌လည်း။ ဝေမေဝ၊ ဤ ဖွင့်ဆိုအပ်သည့်အတိုင်းသာ။ ဒဋ္ဌဗ္ဗော၊ ၏။

ပဌမံ ဈာန်န္တိ ဧတ္ထ၊ ဟူသော ဤပါဠိ၌။ ဂဏနာနုပုဗ္ဗတာ (ဂဏနာနု ပုဗ္ဗတာယ)၊ ဂဏန်းအစဉ်အားဖြင့်။ ပဌမံ၊ ပထမ ဖြစ်သော။ (ဈာန်-၌ စပ်။)

[တနည်း၊ ပဌမံ၊ ပဌမံဟူသော သဒ္ဓါသည်။ ဂဏနာနုပုဗ္ဗတာ၊ ဂဏန်းအစဉ် အတိုင်းဖြစ်သော သဒ္ဓါတည်း။ (ဂဏန်းအစဉ်အားဖြင့် ပထမကို ဟောသော သဒ္ဓါဖြစ်သည်) -ဟူလို။] ပဌမံ၊ ရှေးဦးစွာ။ ဥပ္ပန္နံ၊ ဖြစ်သောဈာန်တည်း။ ဝါ၊ ရအပ်သော ဈာန်တည်း။ (ပြခဲ့သော ဥပ္ပန္နအမျိုးမျိုးတွင် ပဋိလဒ္ဓဥပ္ပန္န တည်း။) ဣတိ၊ ကြောင့်။ ပဌမံ၊ မည်၏။ ပဌမံ၊ စွာ။ သမာပဇ္ဇိတဗ္ဗံ၊ ဝင် စားထိုက်သော ဈာန်တည်း။ ဣတိပိ၊ ကြောင့်လည်း။ ပဌမံ၊ မည်၏။ ပန၊ ဆက်။ ဣဒံ၊ ဤ ရှေးဦးစွာ ဝင်စားရခြင်းဟူသော လက္ခဏာသည်။ ဧကန္တ- လက္ခဏံ၊ ဧကန် လက္ခဏာသည်။ န၊ မဟုတ်။ (ကသ္မာ၊ နည်း။) ဟံ (ယသ္မာ) ကြောင့်။ စိန္တဝသိဘာဝေါ၊ လေ့လာအပ်ပြီးသော ဝသိဘော်ရှိသော။ အဋ္ဌသမာပတ္တိလာဘီ၊ ရှစ်ပါးသော သမာပတ်ကို ရခြင်းရှိသော ပုဂ္ဂိုလ်သည်။ အာဒိတော၊ အစဈာန်မှ။ ပဌာယ၊ စ၍။ မတ္တကံ၊ အပြီးအဆုံးသို့။ ပါပေန္တောပိ၊ ရောက်စေလျက်လည်း။ သမာပဇ္ဇိတံ၊ ဝင်စားခြင်းငှာ။ သက္ကောတိ၊ မတ္တကတော၊ အထုတ်အထိင်ဈာန်မှ။ ဝါ၊ နောက်ဆုံးဈာန်မှ။ ပဌာယ၊ ၍။ အာဒိံ၊ အစ သို့။ ပါပေန္တောပိ သမာပဇ္ဇိတံ သက္ကောတိ။ အန္တရန္တရာ၊ အကြားအကြား၌။ ဩက္ကမန္တောပိ၊ သက်ရောက်လျက်လည်း။ (သမာပဇ္ဇိတံ) သက္ကောတိ။ (တသ္မာ၊ ကြောင့်။ ဣဒံ၊ သည်။ ဧကန္တ လက္ခဏံ၊ သည်။ န ဟောတိ။) [အဆုံးမှ စ၍ ဝင်စားသောအခါ၊ အကြားအကြား၌ ဝင်စားသောအခါဝယ် ဤဈာန် သည် ပထမ ဝင်စားအပ်သောဈာန် မဖြစ်နိုင်။ ထို့ကြောင့် “ပဌမံ သမာပဇ္ဇိ- တဗ္ဗံ” သည် ဧကန္တလက္ခဏာ မဟုတ်ပါ-ဟူလို။] ဝေံ၊ သို့လျှင်။ ပုဗ္ဗုပ္ပတ္တိယ- ဌေန၊ ရှေးဦးစွာ ဖြစ်ခြင်းရှိသည်၏ အဖြစ်ဟူသော အနက်ကြောင့်။ [ပဌမံ ဥပ္ပန္နံ ကို ရည်ရွယ်သည်။] ပဌမံ နာမ ဟောတိ။

ဈာန်န္တံ (တ္ထေ)၊ ဈာန် ဟူသော ဤ ပါဌ၌။ (အတ္ထုဒ္ဓါရဘာဝေန၊ အတ္ထု- ဒ္ဓါရ၏ အဖြစ်ဖြင့်။ လဗ္ဘမာနံ၊ ရထိုက်သော။) ဈာနံ၊ ဈာန်သည်။ အာရမ္မဏုပ- နိဇ္ဈာနံ၊ အာရမ္မဏုပနိဇ္ဈာန် လည်းကောင်း။ လက္ခဏုပနိဇ္ဈာနံ၊ လက္ခဏုပနိဇ္ဈာန် လည်းကောင်း။ ဣတိ၊ သို့။ ဒုဝိဓံ၊ နှစ်ပါး အပြားရှိ၏။ တတ္ထ၊ ထို ၂-ပါး သော ဈာန်တို့တွင်။ အဋ္ဌ သမာပတ္တိယော၊ ရှစ်ပါးသော သမာပတ်တို့သည်။ ပထဝီကသိကာဒိ အာရမ္မဏံ၊ ပထဝီကသိုက်၏ အစရှိသော အာရုံကို။ ဥပနိဇ္ဈာယန္တိ။

၁။ ပဌမံ။ ။ “ပဌမံ၊ ဂဏန်းအစဉ်အားဖြင့် ပထမ ဖြစ်သော။ ဝါ၊ ရှေးဦးစွာ ရ အပ်သော။ ဝါ၊ ရှေးဦးစွာ ဝင်စားအပ်သော” ဟု ပါဠိတော်၌ ပေးပါ။ ပထမဟူသော အမည်သည် ပထမနည်းအလို ဒေသနာက္ကမ၊ ဒုတိယနည်းအလို ဥပ္ပတ္တိက္ကမ (ပုဂ္ဂိုလ်၌ ဖြစ်ခြင်း၏အစဉ်) တတိယနည်းအလို ပဝတ္တိက္ကမ (ဝင်စားသောအခါဖြစ်စဉ်) အားဖြင့် ရအပ်သော အမည်တည်း။

ရှုတတ်ကုန်၏။ ဣတိ၊ ကြောင့်။ (ထိုသို့ ပထဝီကသိုဏ်း အစရှိသော အာရုံကို ရှုတတ်ကုန်သည်၏ အဖြစ်ကြောင့်။) အာရမ္မဏပနိဇ္ဈာနန္တိ၊ အာရမ္မဏပနိဇ္ဈာန်ဟူ၍။ သင်္ချံ၊ ခေ၊ ဝေ၊ အပ်သည်၏ အဖြစ်သို့။ ဂတ၊ ရောက်ကုန်ပြီ။ ပန၊ ကား။ ဝိပဿနာမဂ္ဂဖလာနိ၊ ဝိပဿနာမဂ္ဂ၊ ဖိုလ်တို့သည်။ လက္ခဏပနိဇ္ဈာန် နာမ၊ မည်၏။ တတ္ထ၊ ထိုဝိပဿနာ၊ မဂ္ဂ၊ ဖိုလ်တို့တွင်။ ဝိပဿနာ၊ သည်။ အနိစ္စာဒိ-
 လက္ခဏာယ၊ အနိစ္စ အစရှိသော လက္ခဏာကို။ ဥပနိဇ္ဈာနတော၊ ရှုတတ်သည်၏ အဖြစ်ကြောင့်။ လက္ခဏပနိဇ္ဈာန်၊ မည်၏။ ဝိပဿနာယ၊ သည်။ ကတကိစ္စယ၊ ပြုအပ်သော ကိစ္စ၏။ မဂ္ဂေန၊ မဂ္ဂဖြင့်။ (မဂ္ဂကျမှ။) ဣဇ္ဈာနတော၊ ပြီးစီးခြင်းကြောင့်။ မဂ္ဂေါ၊ သည်။ လက္ခဏပနိဇ္ဈာန်၊ မည်၏။ ပန၊ ကား။ ဖလံ၊ ဖိုလ်သည်။ နိရောဓသစ္စံ၊ နိရောဓသစ္စာဟူသော။ တထလက္ခဏံ၊ မှန်ကန်သည်၏ အဖြစ်ဟူသောလက္ခဏာကို။ ဥပနိဇ္ဈာယတိ၊ ရှုတတ်၏။ ဣတိ၊ ကြောင့်။ လက္ခဏပနိဇ္ဈာန် နာမ၊ မည်၏။ တေသု၊ ထို ၂-ပါးသော ဈာန်တို့တွင်။ ဣမသ္မိံ အတ္ထေ၊ ဤ ပဌမံ ဈာန် ဟူသောပုဒ်၏အနက်၌။ အာရမ္မဏပနိဇ္ဈာန်၊ အာရမ္မဏပနိဇ္ဈာန်ကို။ အဓိပေတံ၊ ၏။ တဿ၊ ကြောင့်။ (ထိုသို့ အာရမ္မဏပနိဇ္ဈာန်၏ အလိုရှိအပ်သည်၏ အဖြစ်ကြောင့်။) အာရမ္မဏပနိဇ္ဈာနတော၊ အာရုံကို ရှုတတ်သည်၏ အဖြစ်ကြောင့် လည်းကောင်း။ ပစ္စနိကဈာယနတော ဝါ၊ ဆန့်ကျင်ဘက် တရားတို့ကို လောင်မြိုက်တတ်သည်၏ အဖြစ်ကြောင့် လည်းကောင်း။ ဈာနန္တိ၊ ဈာန်ဟူ၍။ ဝေဒိတဗ္ဗံ၊ ၏။ စာအုပ်တို့၌ “ဈာပန” ဟု ရှိ၏။ ဈာယနသာ ရှိသင့်ကြောင်းကို ပါရာဇိကဏ် ဘာသာဗျူဟာ၌ ပြထားပြီ။]

ဥပသမ္ပဇာတိ၊ ကား။ ဥပဂန္ဓာ၊ ရောက်၍။ ပါပုဏိတော၊ ရောက်၍။ ဣတိ ဝုတ္တံ ဟောတိ။ ဝါ၊ တနည်း။ ဥပသမ္ပာဒယိတော၊ ပြီးစေ၍။ နိပ္ပာဒေတော၊ ပြီးစေ၍။ ဣတိ ဝုတ္တံ ဟောတိ။ ပန၊ ဆက်။ ဝိဘင်္ဂေ၌။ ဥပသမ္ပဇာတိ ပဌမဿ။ ပ။ ဥပသမ္ပဒါတိ၊ ဒါဟူ၍။ (ဘဂဝတော။) ဝုတ္တံ၊ ပြီ။ တဿာပိ၊ ထို ဈာန်ဝိဘင်း ပါဠိတော်၏လည်း။ ဝေမေဝ၊ ဤ ဆိုအပ်ပြီးသည့် အတိုင်းသာ။ အတ္ထော ဝေဒိတဗ္ဗော။ [ဥပသမ္ပဇာတိ၊ ကား။ ပဌမဿ ဈာနဿ။ ပဌမဈာန်၏။ ဝါ၊ ကို။ ဝါ၊ သို့။ လာဘော ပဋိလာဘော၊ ရခြင်း။ ပတ္တိ သမ္ပတ္တိ၊ ရောက်ခြင်း။ ဖုသနာ သမ္ပုသနာ၊ ထိခြင်း။ သစ္စိကိရိယာ၊ မျက်မှောက်ပြုခြင်း။ ဥပသမ္ပဒါ၊ ပြီးစီးခြင်းတည်း။] ဝိဟရတိတိ၊ ကား။ တဒနုရူပေန၊ ထို ဈာန်အားလျောက်ပတ်သော။ ဣရိယာပထဝိဟာရေန၊ ဣရိယာပထတည်းဟူသော နေခြင်းဖြင့်။ ဣတိ၊ သို့။ ဝုတ္တပ္ပကာရဇ္ဈာနသမဂ္ဂိ၊ ဆိုအပ်ပြီးသော အပြားရှိသော ဈာန်နှင့်ပြည့်စုံသည်။ ဟုတော။ (ဣတိကို ထပ်ဖွင့်သည်။) အတ္ထ-

ဘာဝဿ၊ အတ္တဘော၏။ ဝါ၊ ကို။ ဣရိယနံ၊ အမူအရာကို။ ဝုတ္တိံ၊ ဖြစ်ခြင်းကို။ ပါလနံ၊ စောင့်ခြင်းကို။ ယပနံ ယာပနံ၊ ရှည်သောကာလသို့ ရောက်စေခြင်းကို။ စာရံ၊ လှည့်လည်ခြင်းကို။ ဝိဟာရံ၊ ဣရိယာတပါး ညောင်းညာများကို တပါးဖြင့်ဖြတ် မကျလတ်အောင် ဆောင်ခြင်းကို။ အဘိနိပ္ပာဒေတံ၊ ပြီးစေတော်မူ၏။ ဣတိ အတ္ထော၊ နက်။ ဟိ၊ သာဓက ကား။ ဝိဘင်္ဂေ၊ ညံ။ ဝိဟရတီတိ၊ ဣရိယတိ ။ပ။ ဝိဟရတီတိ၊ ဟူသော။ ဧတံ (သုတ္တံ)၊ ဤ ပါဠိကို။ ဘဂဝတာ ဝုတ္တံ။ [ဝိဟရတီတိ၊ ကား။ ဣရိယတိ ဝတ္တတိ၊ ဖြစ်၏။ ပါလေတိ၊ စောင့်ရှောက်၏။ ယပေတိ ယာပေတိ၊ ရှည်သော ကာလသို့ ရောက်စေ၏။ စရတိ၊ လှည့်လည်၏။ ဝိဟရတိ၊ ဣရိယာတပါး။ပ။ဆောင်၏။ တေန၊ ကြောင့်။ ဝိဟရတီတိ၊ ဟူ၍။ ဝုစ္စတိ။]

ပထဝီကသိဏံ နိစ္ဆိတ္တောဟူသော ဤပါဠိ၌။ပထဝီမဏ္ဍလမ္ပိ၊ ပထဝီ ကသိုဏ်း ဝန်းကိုလည်း။သကလဋ္ဌေန၊ အလုံးစုံဟူသော အနက်ကြောင့်။ ပထဝီကသိဏံ နိစ္ဆိတ္တံ ဟူ၍။ ဝုစ္စတိ။ တံ၊ ထို ပထဝီ ကသိုဏ်းဝန်းကို။ နိဿာယ၊ မှီ၍။ ပဋိလဒ္ဓိံ၊ ရအပ်သော။ နိမိတ္တမ္ပိ၊ နိမိတ်ကိုလည်းကောင်း။ ပထဝီကသိဏံနိမိတ္တော ဟူ၍။ ပဋိလဒ္ဓဇ္ဈာနမ္ပိ၊ အာရုံပြု၍ ရအပ်သောဈာန်ကိုလည်းကောင်း။ (ပထဝီကသိဏံ နိစ္ဆိတ္တံ ဟူ၍။ ဝုစ္စတိ။ ။) [ပိသဒ္ဓါ ၃-ခုသည် အညမညသမုစ္စည်း။] တတ္ထ၊ ထို ပထဝီကသိုဏ်း အစရှိသည်တို့တွင်။ ဣမသ္မိံ အတ္ထော၊ ဤပထဝီကသိဏံ ဟူသော ပုဒ်၏ အနက်၌။ ဈာနံ၊ ကို။ ပထဝီကသိဏံ နိစ္ဆိတ္တံ ဟူ၍။ ဝေဒိတဗ္ဗံ၊ ။ ပထဝီ ကသိဏသင်္ခါတံ၊ ပထဝီကသိုဏ်းဟု ဆိုအပ်သော။ ဝါ၊ ပထဝီကသိုဏ်းလျှင် အာရုံရှိသည်ဟု ဆိုအပ်သော။ ဈာနံ၊ သို့။ ဥပသမ္ပဇ္ဇေ၊ ရောက်၍။ (တနည်း) ဈာနံ၊ ကို။ ဥပသမ္ပဇ္ဇေ၊ ပြီးစေ၍။ ဝိဟရတိ၊ နေ၏။ ဣတိ အယံ၊ ဤ ဆိုအပ်

၁၆ ပထဝီကသိဏံ။ ။ကသိဏသဒ္ဓါသည် အလုံးစုံဟူသောအနက်ကို ဟော၏။ [သဗ္ဗသမတ္တမဒိလံ၊ နိဒ္ဒိလံ သကလံ တထာ။နိဿေသံ ကသိဏာသေသံ၊ သမဂ္ဂန္ဓ အနုနကံ။ (၇၀၂-အဘိဓာန်။)] ပထဝီယေဝ၊ မြေသည်ပင်။ ကသိဏံ၊ အလုံးစုံ အကုန်အစင် အာရုံပြုအပ်သည်၏ အဖြစ်ကြောင့် ကသိဏတည်း။ ပထဝီကသိဏံ။ ပထဝီကသိုဏ်း= အလုံးစုံ အကုန်အစင် အာရုံပြုအပ်သောမြေပိုင်း။ ဤအနက်သည် မုချအနက်တည်း။ ထို ပထဝီကသိုဏ်းကို အာရုံပြု၍ရအပ်သော ပဋိဘာဂနိမိတ်ကား သဒိဿပစာရအားဖြင့် ပထဝီကသိဏ မည်၏။ ပဋိဘာဂသဒ္ဓါသည် “အတူ” ဟူသော အနက်ကို ဟော၏။ တံ တံ နိဿာယ ကို ကြည့်၍ မဇ္ဇာ ဥက္ကဋ္ဌိံ ကရောန္တိ ကဲ့သို့ ဌာနပစာရလည်း ကြံကြ၏။ဈာန်ကို အရကောက်ရာ၌ကား အကြောင်း အာရုံ၏အမည်ကို အကျိုး အာရမ္မဏိက ဈာန်၌ တင်စားသောကြောင့် ကာရဏပစာရအားဖြင့် ကသိဏမည်၏။ ရှေးနိဿယ ၌ “ကုန္တာ ပစရန္တိ” ကဲ့သို့ ဌာနပစာရ ကြံလေသည်။

ပြီးကား။ ဧတ္ထံ ဤ ပထဝီကသိဏံ ဈာန် ဟူသောပါဌ်၌။ သင်္ခေပတ္ထော၊ အကျဉ်းဖြစ်သော အနက်တည်း။

ပန၊ ဆက်။ ဣမသ္မိံ ပထဝီကသိဏော ၌။ ပရိကမ္ပံ၊ ပရိကံကို။ (အဖန်ဖန် ပြုလုပ်အပ် အားထုတ်အပ်သော ဘာဝနာမှုကို။) ကတွာ၊ ၍။ စတုက္က ပဉ္စကဇ္ဈာနာနိ၊ စတုက္ကဈာန် ပဉ္စကဈာန်တို့ကို- နိဗ္ဗတ္တေတွာ၊ ဖြစ်စေ၍။ ဈာနပဒဋ္ဌာနံ၊ ဈာန်ဟူသောနိးကပ်သောအကြောင်း ရှိသော။ ဝိပဿနံ၊ ကို။ ဝဇေတွာ၊ ပွားစေ၍။ (ဈာန်ဝင်စားပြီးမှ ဝိပဿနာကို ပွားစေ၍။) အရဟတ္တံ၊ ဖိုလ်သို့။ ပတ္တုကာမေန၊ ရောက်ခြင်းငှာ အလိုရှိသော။ ကုလပုတ္တေန၊ သည်။ ကံ၊ အဘယ်ကို။ ကတ္တဗ္ဗံ၊ ပြုထိုက်ပါသနည်း။ ဣတိ၊ ဤကား အမေးတည်း။ တာဝ၊ ဘာဝနာမပွားမီ ရှေးဦးစွာ။ အာဒိတော၊ အစမှ စ၍။ ပါတိမောက္ခသံဝရ။ ပ။ သင်္ခါတာနိ၊ ပါတိမောက္ခ သံဝရသီလ ဣန္ဒြိယ သံဝရသီလ အာဇီဝ ပါရိသုဒ္ဓိသီလ ပစ္စယသန္နိသိတသီလ ဟု ဆိုအပ်ကုန်သော။ စတ္တာရိ၊ ကုန်သော။ သိလာနိ၊ တို့ကို။ ဝိသောဓေတွာ၊ အထူး သုတ်သင်ပြီး၍။ သုပရိသုဒ္ဓေ၊ အလွန် ထက်ဝန်းကျင် စင်ကြယ်သော။ (သုသည် သုဋ္ဌုအနက်ဟော။) သီလေ၊ စတုပါရိသုဒ္ဓိသီလ၌။ ပတိဋ္ဌိတေန၊ တည်ပြီးသည်။ (ဟုတွာ ပတိပဇ္ဇိတဗ္ဗံ-၌ စပ်။) အဿ၊ ထို ယောဂီပုဂ္ဂိုလ်၏။ အာဝါသာဒိသု၊ အာဝါသ အစ ရှိကုန်သော။ ဒသသု၊ ကုန်သော။ ပလိဗောဓေသု၊ တို့တွင်။ ယော ပလိဗောဓော၊ အကြင် ပလိဗောဓသည်။ အတ္ထိ၊ [ပရိဗုဒ္ဓတိ၊ ဘာဝနာအလုပ်ကို နှောင့်ယှက်တတ်၏။ ဣတိ ပလိဗောဓော။-ပလိဗောဓ ၁၀-ပါးကို ဝိသုဒ္ဓိမဂ် စသည်၌ ရှုပါ။]

တံ၊ ထို ပလိဗောဓကြီး ၁၀-ပါးကို။ ဥပစ္ဆိန္နိတွာ၊ ဖြတ်ပြီး၍။ ကမ္မဋ္ဌာနဒါယကံ၊ ကမ္မဋ္ဌာန်းကို ပေးနိုင်သော။ ကလျာဏမိတ္တံ၊ ကလျာဏ မိတ်ဆွေသို့။ ဥပသကံမိတွာ၊ ချဉ်းကပ်၍။ ပါဠိယာ၊ ပါဠိတော်၌။ အာဂတေသု၊ ကုန်သော။ အဋ္ဌတိံသာယံ၊ သော။ ကမ္မဋ္ဌာနေသု၊ တို့တွင်။ အတ္တနော၏။ စရိယာနုကူလံ၊ စရိုက်အား လျောက်ပတ်သော။ ကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာန်းကို။ ဥပပရိက္ခန္ဓေန၊

၁။ အဋ္ဌတိံသာယ။ ။အာကာသကသိုဏ်းကို ကသိဏုဂ္ဂာရိမာကာသ၌ သွင်းပြီးလျှင် အာလောကကသိုဏ်းကို ဩဒါတကသိုဏ်း၌ သွင်း၍ ဓမ္မသင်္ဂဏီ စသော ပါဠိတော်၌ ကမ္မဋ္ဌာန်း ၃၀-ပါးသာ လာသောကြောင့် “အဋ္ဌတိံသာယ” ဟု ဆိုသည်။ [ကိစ္စာပိ ပါဠိယံ ပထဝီကသိဏာဒီနိ ရူပါဝစရဇ္ဈာနာရမ္မဏာနိ အဋ္ဌေဝ ကသိဏာနိ သရူပတော အာဂတာနိ၊ ဩဒါတဏာသိဏော ပန အာလောကကသိဏံ၊ အာကာသကသိဏော စ (ကသိဏုဂ္ဂာရိမာကာသကို ဆိုသည်။) ပရိစ္ဆိန္နာကာသကသိဏံ အန္ဓောဂဓံ ကတွာ ဒေသနာ ကတာ။-ဝိသုဒ္ဓိမဂ် မဟာဋီကာ၊ သေသကသိဏ နိဒ္ဒေသ။]

စူးစမ်း ဆင်ခြင်လက်သော်။ အဿ၊ ထို မိမိအား။ ဣဒံ ပထဝီကသိဏံ၊ ဤ ပထဝီ
 ကသိုဏ်းဟူသော ကမ္မဋ္ဌာန်းသည်။ အနုကူလံ၊ လျောက်ပတ်သည်။ သစေ
 ဟောတိ၊ အံ။ (ဧဝံ သတိ။) ဣဒမေဝ ကမ္မဋ္ဌာနံ၊ ဤ ပထဝီကသိုဏ်း ကမ္မဋ္ဌာန်း
 ကိုပင်။ ဂဟေတွာ၊ ယူ၍။ ဈာန ဘာဝနာယ၊ ဈာန်ကို ဖြစ်စေခြင်းအား။
 [ဈာန်ခန်းအဖွင့်ဖြစ်၍ “ဈာန ဘာဝနာယ” ဟု ဆိုသည်။] အနုရူပံ၊ မလျောက်
 ပတ်သော။ ဝိဟာရံ၊ ကျောင်းတိုက်ကို။ (မဟာဝါသံ နဝါဝါသံ စသည်ဖြင့်
 ဝိသုဒ္ဓိမဂ်၌လာသော မလျောက်ပတ်သော ၁၀-ရပ်သောကျောင်းကို။) ပဟာယ၊
 ပယ်စွန့်၍။ အနုရူပေ၊ လျောက်ပတ်သော။ ဝိဟာရေ၊ ၌။ ဝိဟာရန္တေန၊ နေလျက်။
 [မဝေးနီးမော၊ ပရောလူရှင်၊ မှက်ခြင်ပါးနီး၊ ပစ္စည်းမိတ်ဆွေ၊ ရလွယ်လေ၊
 ငါးထွေ ကျောင်းအင်္ဂါ။ ဤ အင်္ဂါ ၅-ပါးနှင့်ညီသော ကျောင်းတိုက်၌ နေ
 လျက်။] ခုဒ္ဒက ပလိဗောဓုပစ္စေဒံ၊ ငယ်သော ပလိဗောဓကို ဖြတ်ခြင်းကို။
 ကတွာ၊ ၍။ (ရှည်သောလက်သည်း ဆံပင်တို့ကိုဖြတ်ခြင်း အစရှိသော ငယ်
 သော ပလိဗောဓကို ပယ်ခြင်းကိုပြု၍။) ကသိဏ ပရိကမ္မံ၊ ပ။ ကောသလ္လပ္ပ-
 ဘေဒံ၊ ကသိုဏ်းပရိကံကိုပြုခြင်း ပဋိဘာဝနိမိတ်ကို စောင့်ရှောက်ခြင်း ၇-
 ပါးသော အသပ္ပါယကို ရှောင်ကြဉ်ခြင်း ၇-ပါးသော သပ္ပါယကိုမှီဝဲခြင်း
 ၁၀-ပါးအပြားရှိသော အပ္ပနာကောသလ္လ အပြားရှိသော။ သဗ္ဗံ၊ သော။
 ဘာဝနာဝိဓာနံ၊ ဘာဝနာအစီအရင်ကို။ အပရိဟာပေန္တေန၊ မယုတ်လျော့
 စေပဲ။ ဈာနာဓိဂမတ္ထာယ၊ ဈာန်ကို ရခြင်းအကျိုးငှာ။ ပဋိပဇ္ဇိတဗ္ဗံ၊ ကျင့်ကြံ
 ကြိုးကုတ် အားထုတ်ရာ၏။ အယံ၊ ဤ ဆိုအပ်ပြီးကား။ ဧတ္ထ၊ ဤ အဋ္ဌသာ
 လိနီ အဋ္ဌကထာ၌။ သင်္ခေပေါ၊ အကျဉ်းတည်း။ ဝိတ္တာရော ပန၊ ကိုကား။
 ဝိသုဒ္ဓိမဂ္ဂေ၊ ၌။ (မယာ၊ သည်။) ဝုတ္တနယေနော၊ ဖြင့်သာ။ ဝေဒိတဗ္ဗော။

စ၊ ဆက်။ ဧတ္ထ၊ ဤ ပထဝီကသိဏ ကမ္မဋ္ဌာန်း၌။ (ဘာဝနာဝိဓာနံ၊ ကို။
 ဝိသုဒ္ဓိမဂ္ဂေ ဝုတ္တနယေနော။ ဝေဒိတဗ္ဗံ ယထာ၊ ကဲ့သို့။) ဧဝံ၊ တူ။ ဣတော၊
 ဤ ပထဝီကသိဏ ကမ္မဋ္ဌာန်းမှ။ ပရေသုပိ၊ နောက်ဖြစ်သော ကမ္မဋ္ဌာန်းတို့၌
 လည်း။ (ဘာဝနာဝိဓာနံ ဝိသုဒ္ဓိမဂ္ဂေ ဝုတ္တနယေနော ဝေဒိတဗ္ဗံ။) ဟိ၊ မှန်။
 သဗ္ဗကမ္မဋ္ဌာနာနံ၊ တို့၏။ သဗ္ဗံ၊ သော။ ဘာဝနာဝိဓာနံ၊ ကို။ အဋ္ဌကထာ-
 နယေန၊ ရှေးအဋ္ဌကထာ နည်းဖြင့်။ ဂဟေတွာ၊ ယူ၍။ ဝိသုဒ္ဓိမဂ္ဂေ၊ ၌။ ဝိတ္တာ-
 ရိတံ၊ ချဲ့အပ်ပြီ။ တတ္ထ တတ္ထ၊ ထိုထို အဋ္ဌကထာ၌။ ပုန၊ တဖန်။ ဝုတ္တေန၊
 ဆိုအပ်သော။ တေန၊ ထို ဘာဝနာအစီအရင်ဖြင့်။ ကိံ၊ အဘယ်အကျိုး
 ရှိအံ့နည်း။ ဣတိ၊ ကြောင့်။ နံ၊ ထို ဘာဝနာအစီအရင်ကို။ ပုန၊ တဖန်။
 န ဝိတ္တာရယာမ၊ မချဲ့ကုန်။ ပန၊ ထိုသို့ မချဲ့ပါကုန်သော်လည်း။ ပါဠိယာ၊

၏။ ဟေဋ္ဌာ၊ ဌှိ။ အနာဂတံ၊ မလာသေးသော။ အတ္တံ၊ ကို။ အပရိဟာ-
ပေန္တာ၊ မယုတ်လျော့စေကုန်ပဲ။ နိရန္တရံ၊ အကြားမရှိအောင်။ အနုပဒဝဏ္ဏန
မေဝ၊ အစဉ်အတိုင်းဖြစ်သော ပုဒ်တို့၏ အဖွင့်ကိုသာ။ ကရိယာမ၊ ပြုကုန်အံ့။

တသ္မိံ သမယေတိ၊ ကား။ ပဌမဇ္ဈာနံ၊ သို့။ ဥပသမ္ပဇ္ဇာ၊ ရှိ။ တသ္မိံ ဝိဟရဏ
သမယေ၊ ထို နေရာအခါ၌။ ဖဿော၊ ဘည်း။ ဟောတိ။ ပ။ အဓိက္ခေပေါ၊ သည်။
ဟောတိ။ ဣတိ၊ သို့။ ကာမာဝစရပဌမကုသလစိတ္တော၊ ဌှိ။ ဝုတ္တပ္ပကာရာယ၊
ဆိုအပ်ပြီးသော အပြားရှိသော။ ပဒပဋိပါဠိယာ၊ အားဖြင့်။ ဆပ္ပဏ္ဏာသ၊ ၅၆-
ပါးသော။ ဣမေ ဓမ္မာ၊ တို့သည်။ ဟောန္တိ။ ဟိ၊ မှန်။ (တနည်း) ဟိ၊ စိုးစဉ်း
အနည်းငယ် ဆိုဖွယ်အထူးကား။ ကေဝလံ၊ သက်သက်။ တေ၊ ထို ၅၆-ပါးသော
တရားတို့သည်။ ကာမာဝစရာ၊ တို့တည်း။ ဣမေ၊ ဤ ၅၆-ပါးသော တရား
တို့သည်။ ဘူမန္တရဝသေန၊ ဘုံအထူး၏ အစွမ်းဖြင့်။ မဟဂ္ဂတာ၊ မြတ်သည်၏
အဖြစ်သို့ ရောက်ကုန်သော။ ဝါ၊ မဟဂ္ဂုတ်ဖြစ်ကုန်သော။ ရူပါဝစရာ၊ ရူပါ-
ဝစရတို့သည်။ ဟောန္တိ။ ဣတိ အယံ၊ ကား။ (ဤသို့ ကာမာဝစရမဟုတ်ပဲ
ရူပါဝစရ အဖြစ်ကား။) ဣတ္ထ၊ ဤ ၅၆-ပါးသော တရားတို့၌။ ဝိသေသော၊
အထူးတည်း။ သေသံ၊ ကြွင်းသော အစီအရင်ကို။ တာဒိသမေဝ၊ ထိုကဲ့သို့ ရှု
အပ်သည်သာ။ (ကာမာဝစရ ကုသိုလ်အဖွင့်ကဲ့သို့ ရှုအပ်သည်သာ။) ပန၊ အထူး
ကား။ ဣတ္ထ၊ ဤ ရူပါဝစရ ကုသိုလ်အဖွင့်၌။ ယေဝါပနကာ၊ ယေဝါပနက
ဖြစ်ကုန်သော။ ဆန္ဒာဒယော၊ အစရှိကုန်သော။ ဣတ္ထာရောဝ၊ ၄-ပါးသော
တရားတို့ကိုသာ။ လဗ္ဘန္တိ။ [ယေဝါပနကတရား ၉-ပါးတို့တွင် ဆန္ဒ၊ အဓိ-
မောက္ခ၊ မနသိကာရ၊ တတြမဇ္ဈတ္တတာ ၄-ပါးတို့သာ ရ၏။ ပထဝီကသိဏ
ဈာန်ခန်းဖြစ်သောကြောင့် ကရုဏာ၊ မုဒိတာ ၂-ပါးမရ။ မဟဂ္ဂုတ်၌ ဝိရတိ
မယှဉ်သောကြောင့် ဝိရတိသုံးပါးလည်း မရ။] ကောဋ္ဌာသဝါရ သုညတဝါရာ၊
တို့သည်။ ပါကတိကာ ဝေ၊ ပင်ကိုသဘော ရှိကုန်သည်သာ။ ဣတိ၊ အပြီး
တည်း။ပဌမံ၊ ပဌမဈာန်သည်။ (နိဋ္ဌိတံ၊ ပြီ။)

ဒုတိယဈာန်

ဒုတိယဈာန် နိဒ္ဒေသေ၊ ဌှိ။ ဝိတက္ကဝိစာရာနံ ဝူပသမာတိ၊ ကား။ ဝိတက္ကဿ
စ၊ ဝိတက် လည်းကောင်း။ [ဣတိ-၌ စပ်။ “ဝိတက္ကဿ စ၊ ၏ လည်းကောင်း”
ဟု ပေးလျှင် “ဣတိ ဣမေသံ ဒိန္နံ” ဟု ပေးပါ။] ဝိစာရဿ စ၊ လည်းကောင်း။
ဣတိ၊ သို့။ ဣမေသံ ဒိန္နံ၊ ဤ ၂-ပါးသော တရားတို့၏။ ဝူပသမာ၊ ငြိမ်း
အေးခြင်းကြောင့်။ သမတိက္ကမာ၊ လွန်မြောက်ခြင်းကြောင့်။ ဒုတိယဈာန်ကုဏေ၊

ဒုတိယဈာန်ခဏ၌။ အပါတုဘာဝါ၊ ထင်ရှားမဖြစ်ခြင်းကြောင့်။ ဣတိ ဝုတ္တံ ဟောတိ။ တတ္ထ၊ ထိုဝိတက္က ဝိစာရာနံ ဝူပသမာ ဟူသော ပါဠိ၌။ (စောဒနာ သောဓနာနယော၊ စောဒနာ သောဓနာနည်းကို။ ဧဝံ၊ ဤ ဆိုအပ်လတ္တံ့ သော နည်းဖြင့်။ ဝေဒိတဗျော။) ဒုတိယဈာန်၊ ဤ။ သဗ္ဗေပိ၊ လည်းဖြစ် ကုန်သော။ ပဌမဈာန်ဓမ္မာ၊ ပဌမဈာန် တရားတို့သည်။ ကိဉ္ဇာပိ န သန္တိ၊ အကယ်၍ကား မရှိပါပေကုန်။ ဟိ၊ မှန်၏။ တနည်း-ဟိ (ယသ္မာ)၊ ကြောင့်။ ပဌမဈာန်၊ ဤ။ ဖဿာဒယော၊ ဖဿ အစရှိကုန်သော တရားတို့သည်။ အညေ ယေဝ၊ ဒုတိယဈာန် ဖဿ-အစရှိသော တရားတို့မှ တမျိုးတခြားတို့သာတည်း။ ဣဓ၊ ဤ ဒုတိယဈာန်၌။ (ဖဿာဒယော၊ တို့သည်။) အညေယေဝ၊ ပဌမ ဈာန်ဖဿ အစရှိသောတရားတို့မှ တမျိုးတခြားတို့သာတည်း။ တသ္မာ၊ ကြောင့်။ ဒုတိယဈာန်၊ ဤ။ သဗ္ဗေပိ၊ ကုန်သော။ ပဌမဈာန်ဓမ္မာ၊ တို့သည်။ ကိဉ္ဇာပိ န သန္တိ၊ - ကုန်၊ (ပြန်လှည့်စပ်သည်။) ပန၊ ထိုသို့ပင် မရှိပါကုန်သော်လည်း။ သြဠာရိကဿ သြဠာရိကဿ၊ ရုန့်ရင်း ရုန့်ရင်းသော။ အင်္ဂဿ၊ ဈာန်အင်္ဂါကို။ သမတိက္ကမာ၊ ကြောင့်။ ပဌမဈာန်တော၊ ဈာန်မှ။ ပရေသံ၊ နောက်ဖြစ်ကုန် သော။ ဒုတိယဈာန်အင်္ဂါ၊ ဒုတိယဈာန် အစရှိသည်တို့ကို။ အဓိဂမော၊ ရခြင်း သည်။ ဟောတိ၊ ၏။ ဣတိ ဣမဿ အတ္တဿ၊ ကို။ (ဒီပန၌ ယု-ပစ္စည်းဖြစ်၍ ဆဋ္ဌိကံ ထားသည်။) ဒီပနတ္ထံ၊ ပြတော်မူခြင်း အကျိုးငှာ။ ဝိတက္က ဝိစာရာနံ ဝူပသမာတိ-မာဟူ၍။ ဧဝံ၊ သို့။ (ဘဂဝတော။) ဝုတ္တံ၊ ပြီ။ ဣတိ ဝေဒိတဗ္ဗံ။

ဣဓ၊ ဤ ဈာန်ကထာ၌။ နိယကဇ္ဈတ္တံ၊ မိမိကို မှီ၍ဖြစ်သော အဇ္ဈတ္တကို။ အဇ္ဈတ္တန္တိ၊ အဇ္ဈတ္တဟူ၍။ အဓိပေတံ၊ အလုံ့ရှိအပ်၏။ ဝိဘဂေ ပန၊ ဈာန်ဝိဘင်း ပါဠိတော်၌ကား။ (တနည်း) ဝိဘဂေ ပန၊ ၌လည်း။ အဇ္ဈတ္တံ ပစ္စတ္တန္တိ၊ ဟူ ၍။ တွေ့ကမေဝ၊ ဤမျှလောက်ကိုသာ။ (ပါဠိရှိတိုင်း ပေးသည်။) တနည်း- ဝေမေဝ၊ ဤအတိုင်းသာ။ (ဖြစ်သင့်သော ပါဠိ။ ဘဂဝတော) ဝုတ္တံ။ [အဓိပ္ပာယ် ကို ပါရာဇိကဏ် ဘာသာဋီကာ၌ ပြထားပြီ။] ပန၊ ဆက်။ ယသ္မာ၊ ကြောင့်။ နိယကဇ္ဈတ္တံ၊ တွက်ကို။ အဓိပေတံ၊ ၏။ တသ္မာ၊ ကြောင့်။ အတ္တနိ၊ မိမိ၌။ ဇာတံ၊ ဖြစ်သော။ အတ္တနော၊ ၏။ သန္တာနော၊ ၌။ နိဗ္ဗတ္တံ၊ ဖြစ်သော။ ဣတိ၊ သို့။ တွေ့၊ ဤ အဇ္ဈတ္တံ ပုဒ်၌။ အယံ အတ္တော၊ ဤအနက်သည်။ (ဟောတိ။) [ပါရာ- ဇိကဏ်၌ “အတ္တနိ ဇာတံ အတ္တနော သန္တာနော နိဗ္ဗတ္တန္တိ အယမေတ္ထ အတ္တော” ဟု ရှိ၏။ ထို စာသွားက ကောင်းသည်။ ဘာကြောင့်နည်း-အတ္တနိ ဇာတံ ကို “အတ္တနော သန္တာနော နိဗ္ဗတ္တံ” ဟု ဖွင့်ရာရောက်သောကြောင့်တည်း။]

သမ္ပသာဒနိတိ တွေ့၊-ဟူသော ဤ ပါဠိ၌။ သဒ္ဓာ၊ သဒ္ဓာကို။ သမ္ပသာဒနိ- ဟူ၍။ ဝုတ္တံ၊ ၏။ သမ္ပသာဒနယောဂတော၊ ကြည်လင်စေတတ်သော

သဒ္ဓါနှင့် ယှဉ်ခြင်းကြောင့်။ ဈာန်မှီ၊ ဈာန်သည်လည်း။ သမ္မသာဒနံ-မည်၏။
 (ကိမိဝ၊ အဘယ်ကဲ့သို့နည်း။) နီလဝဏ္ဏယောဂတော၊ ညိုသော အဆင်းနှင့်
 ယှဉ်ခြင်းကြောင့်။ နီလဝတ္ထံ ဝိယ၊ နီလဝတ္ထ မည်သကဲ့သို့တည်း။ ဝါ၊ တနည်း။
 ယသ္မာ၊ ကြောင့်။ တံ ဈာန်၊ သည်။ သမ္မသာဒနသမန္နာဂတတ္တာ၊ ကြည်လင်
 စေတတ်သော သဒ္ဓါနှင့် ပြည့်စုံသည်၏ အဖြစ်ကြောင့်လည်းကောင်း။ ဝိတက္က
 ဝိစာရက္ခောဘဝုပသမနေန စ၊ ဝိတက် ဝိစာရတို့ လှုပ်ချောက်ချားမှု၏ ငြိမ်
 သက်ခြင်းကြောင့် လည်းကောင်း။ စေတော၊ စိတ်ကို။ သမ္မသာဒယတိ၊
 ကြည်လင်စေတတ်၏။ တသ္မာပိ၊ ကြောင့်လည်း။ (ပိဖြင့် ရှေ့နည်းကို ပေါင်း။)
 သမ္မသာဒနန္တိ-ဒန ဟူ၍။ (ဘဂဝတော။) ဝုတ္တံ၊ အပ်ပြီ။ စ၊ ဆက်။ ဣမသ္မိံ
 အတ္ထဝိကပေ၊ ဤ အတ္ထဝိကပ်၌။ စေတသော၊ စိတ်ကို။ သမ္မသာဒနံ၊ ကြည်လင်
 စေတတ်သော။ ဣတိ ဧဝံ၊ သို့။ ပဒသမ္မန္နော၊ ပုဒ်တို့၏ ဆက်စပ်ခြင်းကို။ ဝေဒိ
 တဗ္ဗော၊ ၏။ ပုရိမသ္မိံ၊ ရှေ့ဖြစ်သော။ အတ္ထဝိကပေ ပန၊ ၌ကား။ စေတသော
 တိ ဧတံ၊ စေတသော ဟူသော ဤ ပုဒ်ကို။ ဧကောဒိဘာဝေန၊ ဧကောဒိဘာဝ
 ပုဒ်နှင့်။ သဒ္ဓိံ၊ တက္ခ။ ယောဇေတဗ္ဗံ၊ ယှဉ်စေထိုက်၏။

တတြ၊ ထို စေတသော ဧကောဒိဘာဝံ ပုဒ်တို့၌။ အယံ၊ ဤ ဆိုအပ်လတ္တံ့
 ကား။ အတ္ထယောဇနာ၊ အနက်တို့ကို ယှဉ်စေခြင်းတည်း။ ဧကော၊ မြတ်သည်။
 ဝါ၊ အဖော်မပါသည်။ (ဟုတော။) ဥဒေတိ၊ ဖြစ်၏။ ဣတိ။ ဧကောဒိ၊ ဒိမည်
 ၏။ ဝိတက္ကဝိစာရေဟိ၊ တို့သည်။ အနဇ္ဈာရုဇ္ဇတ္တာ၊ မတက်ရောက်အပ်သည်၏
 အဖြစ်ကြောင့်။ အဂ္ဂေါ သေဋ္ဌော၊ မြတ်သည်။ ဟုတော ဥဒေတိ ဣတိ အတ္ထော။
 ဟိ၊ မှန်၏။ သေဋ္ဌောပိ၊ မြတ်သော အရာကိုလည်း။ လောကေ၊ ၌။ ဧကောတိ၊
 ဧကော ဟူ၍။ ဝုစ္စတိ၊ ၏။ ဝါ၊ တနည်း။ ဝိတက္ကဝိစာရဝိရဟတော၊ ဝိတက်
 ဝိစာရတို့မှ ကင်းခြင်းကြောင့်။ ဧကော အသဟာယော၊ အဖော်မရှိသည်။
 ဟုတော(ဥဒေတိ၊ ဖြစ်၏။) ဣတိပိ၊ သို့လည်း။ ဝတ္တု၊ ငှာ။ ဝဋ္ဋတိ။ အထ
 ဝါ၊ ထို့ပြင် တနည်းကား။ သမ္မယုတ္တဓမ္မေ၊ သမ္မယုတ်တရားတို့ကို။ ဥဒါယတိ၊
 တက်ကြွစေတတ်၏။ ဣတိ။ ဥဒိ၊ မည်၏။ ဥဋ္ဌာပေတိ၊ တက်ကြွစေတတ်၏။
 ဣတိ အတ္ထော။ သေဋ္ဌဋ္ဌေန၊ မြတ်သည်၏အဖြစ်ဟူသော အနက်ကြောင့်။
 ဧကော စ၊ မြတ်သည်လည်း ဟုတ်၏။ သော၊ ထို အမြတ်ဟူသည်။ ဥဒိ
 စ၊ သမ္မယုတ္တဓမ္မတို့ကို တက်ကြွစေတတ်သည်လည်း ဟုတ်၏။ ဣတိ၊ ကြောင့်။
 ဧကောဒိ၊ မည်၏။ ဧတံ၊ ဤ ဧကောဒိဟူသော အမည်သည်။ သမာဓိဿ၊
 သမာဓိ၏။ အဓိဝစနံ၊ အမည်တည်း။ ဣတိ၊ ဤသို့လျှင်။ ဣမံ ဧကောဒိံ၊ ဤ မြတ်
 သည်ဖြစ်၍ဖြစ်သော သမာဓိကို။ ဝါ၊ ဤ ဝိတက် ဝိစာရ အဖော်မပါသည်
 ဖြစ်၍ ဖြစ်သော သမာဓိကို။ ဝါ၊ ဤ မြတ်လည်းမြတ် သမ္မယုတ်တရားတို့

ကိုလည်း တက်ကြွစေတတ်သော သမာဓိကို။ ဘာဝေတိ ဝဇေတိ၊ တိုးပွားစေ
 တတ်၏။ [ဘူဓာတ်သည် သတ္တာအနက်အပြင် ဝုဒ္ဓိ(ဝစုန)အနက်လည်း ရှိ၏။]
 ဣတိ၊ ကြောင့်။ ဣဒံ ဒုတိယဇ္ဈာနံ၊ သည်။ ဧကောဒိဘာဝံ၊ ဧကောဒိဘာဝံ
 မည်၏။ ပန၊ ဆက်ဦးအံ။ သော အယံ ဧကောဒိ၊ ထိုသို့သော ဤ ဧကောဒိ
 သည်။ ယသ္မာ၊ စေတသော၊ ၏။ ဧကောဒိ၊ ဧကောဒိတည်း။ သတ္တဿ၊
 ၏။ န ဧကောဒိ၊ ဧကောဒိ မဟုတ်။ ဇီဝဿ၊ အသက်ကောင်၏။ န ဧကောဒိ၊
 ဟသ္မာ။ ဧတံ၊ ဤဈာန်ကို။ စေတသော ဧကောဒိဘာဝံတိ၊ ဟူ၍။ (ဘဂဝ
 တာ) ဝုတ္တံ။ [ဣတိ အယံ၊ ကား။ အတ္ထယောဇနာ၊ တည်း။ -ဤသို့ တကြာယံ
 အတ္ထယောဇနာကို ပြန်အုပ်ရန် “ဣတိ” ပါလျှင် ကောင်း၏။ မပါလျှင် ထည့်။]
 စ၊ စောဒနာပါဦးအံ။ အယံ သဒ္ဓာ၊ ဤ သဒ္ဓာသည်။ ပဌမဇ္ဈာနေပိ၊ ဤ
 လည်း။ အတ္ထိ နန၊ ရှိသည်မဟုတ်ပါလော။ ဧကောဒိနာမကော၊ ဧကောဒိ
 အမည်ရှိသော။ အယဉ္ဇ သမာဓိ၊ ဤ သမာဓိသည်လည်း။ (ပဌမဇ္ဈာနေပိ
 အတ္ထိ နန။) အထ၊ ထိုသို့ ရှိပါလျက်။ ကသ္မာ၊ ဣဒမေဝ၊ ဤ ဒုတိယ
 ဈာန်ကိုသာ။ သမ္ပသာဒနန္တိ စ၊ -နံ ဟူ၍လည်း ကောင်း။ စေတသော
 ဧကောဒိဘာဝန္တိ စ၊ -ဝံ ဟူ၍ လည်းကောင်း။ ဝုတ္တံ၊ ဟောတော်မူအပ်ပါ
 သနည်း။ ဣတိ၊ စောဒနာတည်း။ (ပရိဟာရော မယာ) ဝုစ္စတေ။ ဟိ၊ ချဲ့။
 တနည်း-ဟိ(ယသ္မာ)၊ ကြောင့်။ အဒိ ပဌမဇ္ဈာနံ၊ ထို ပဌမဈာန်သည်။ ဝိတက္က
 ဝိစာရက္ခောဘေန၊ ဝိတက် ဝိစာရတို့၏ လှုပ်ချောက်ချားခြင်းကြောင့်။ ဝိစိတရံ
 သမာကုလံ၊ လှိုင်းငယ် လှိုင်းကြီးတို့ဖြင့် ရောပြွမ်းသော။ [ခုဒ္ဓိကာ ဥမိယော
 ဝိစိယော၊ မဟတိယော တရဂါ။] ဇလံ ဣဝ၊ ရေသည်ကဲ့သို့။ သုပ္ပသန္နံ၊ ကောင်း
 စွာ ကြည်လင်သည်။ န ဟောတိ။ ဟသ္မာ၊ ကြောင့်။ (ထိုသို့ ဝိတက်ဝိစာရတို့
 လှုပ်ရှားသည့်အတွက် ကောင်းစွာ မကြည်လင်သည်၏ အဖြစ်ကြောင့်။)
 သဒ္ဓာယ၊ သဒ္ဓာသည်။ သတိယာပိ၊ လည်း။ သမ္ပသာဒနန္တိ၊ -နံ ဟူ၍။ န ဝုတ္တံ၊
 ဟောတော်မူအပ်ခဲ့။ စ၊ ဆက်။ (တနည်း) စ၊ သမ္ပသာဒနံ ဟု မဟောရုံသာ
 မကသေး။ န သုပ္ပသန္နတ္တာ ယေဝ၊ ကောင်းစွာ မကြည်လင်သည်၏ အဖြစ်
 ကြောင့်ပင်။ ဧတ္ထ၊ အဲဒီ ပဌမဈာန်၌။ သမာဓိပိ၊ သည်လည်း။ သုဋ္ဌ၊ ကောင်း
 စွာ။ န ပါကဋ္ဌော၊ မထင်ရှား။ တသ္မာ၊ ကြောင့်။ (ထိုသို့ မကြည်လင်သည့်
 အတွက် သမာဓိ၏လည်း ကောင်းစွာ မထင်ရှားသည်၏ အဖြစ်ကြောင့်။)
 ဧကောဒိဘာဝန္တိပိ၊ ဘာဝံ ဟူ၍လည်း။ န ဝုတ္တံ၊ ဟောတော်မူအပ်ခဲ့။ ပန၊
 အနုယ ကား။ ဣမသ္မိံ ဈာနေ၊ ၌။ ဝိတက္က ဝိစာရပလိဗောဓာဘာဝေန၊
 ဝိတက် ဝိစာရတို့၏ နှောင့်ယှက်ခြင်း၏ မရှိခြင်းကြောင့်။ လဒ္ဓောကာသာ၊
 ရအပ်ပြီးသော အခွင့်အလမ်းရှိသည်။ (ဟုတွာ။) သဒ္ဓာ၊ သည်။ ဗလဝတိ၊

အားရှိ၏။ ဗလဝသဒ္ဓာ သဟာယပုဂ္ဂိုလောဘောနဝ။ အားရှိသော သဒ္ဓာ အဖော်ကို ရခြင်းကြောင့်ပင်။ သမာဓိပိ၊ သည်လည်း။ ပါကဋ္ဌော၊ ထင်ရှား ၏။ တသ္မာ၊ ကြောင့်။ (ထိုသို့သဒ္ဓာအားရှိသည့်အတွက် သမာဓိ၏ ထင်ရှား သည်၏ အဖြစ်ကြောင့်။) ဣဒမေဝ၊ ဤ ဒုတိယဈာန်ကိုသာ။ ဧဝံ၊ ဤသို့ သမ္မုသာဒနံ စေတသော ဧကောဒိဘာဝံ ဟူ၍။ ဝုတ္တံ၊ ပြီ။ ဣတိ ဝေဒိတဗ္ဗံ။ ပန၊ ဆက်။ ဝိဘင်္ဂေ၊ ဌ။ သမ္မုသာဒနန္တိ ယာ သဒ္ဓာ။ ဟ။ သမ္မာ သမာဓိ- တိ-မိ ဟူ၍။ ဧတ္တကမေဝ၊ ဤမျှလောက်ကိုသာ။ ဝုတ္တံ၊ ပြီ။ ပန၊ ထိုသို့ ပင် ဤမျှလောက်ကိုသာ ဟောတော်မူအပ်ပါသော်လည်း။ ဧဝံ၊ သို့။ ဝုတ္တေန၊ ဟောတော်မူအပ်သော။ ဧတေန၊ ဤ ဝိဘင်းပါဠိတော် ပါဠိနှင့်။ သဒ္ဓိံ။ အယံ အတ္ထဝဏ္ဏနာ၊ ဤ အနက်အဖွင့်ကို။ ဝါ၊ သည်။ ယထာ၊ အကြင် အခြင်းအရာအားဖြင့် (သိအပ်သော်)။ န ဝိရုဇ္ဈတိ၊ မဆန့်ကျင်။ အညဒတ္ထ၊ စင်စစ်။ သံသန္ဒတိ စေဝ၊ နှီးလည်း နှီးနှော၏။ သမေတိ စ၊ ညီလည်း ညီညွတ်၏။ ဧဝံ၊ ဤသို့ မဆန့်ကျင်လောက်အောင် နှီးနှောညီညွတ်လောက် အောင်သော အခြင်းအရာအားဖြင့်။ ဝေဒိတဗ္ဗာ၊ ၏။ [သမ္မုသာဒနန္တိ၊ ကား။ ယာ သဒ္ဓာ၊ အကြင် ယုံကြည်ခြင်းသည်။ ယာ သဒ္ဓဟနာ၊ အကြင် ယုံ ကြည်ပုံ အခြင်းအရာသည်။ ယာ သြကပ္ပနာ၊ အကြင် အာရုံ၌ သက်ဝင် ခြင်းသည်။ ယော အဘိပ္ပသာဒေါ၊ အကြင် အလွန်ကြည်လင်ခြင်းသည်။ (အတ္ထိံ။) စေတသော ဧကောဒိဘာဝန္တိ၊ ကား။ စိတ္တဿ၊ ၏။ ယာ ဌိတိံ၊ အကြင် တည်ခြင်းသည်။ ပ။ ယော သမ္မာသမာဓိ- မိသည်။ (အတ္ထိံ။)

အဝိတက္ကံ အဝိစာရန္တိ၊ ကား။ ဘာဝနာယ၊ နာဖြင့်။ (ဝိတက္ကဿ၊ ၏။ ဝါ၊ ကို။) ပဟိနတ္တာ၊ ပယ်အပ်ပြီး၏ အဖြစ်ကြောင့်။ တေသ္မိံ၊ ဤဈာန်၌။ ဝါ- တေဿ၊ ၏။ ဝိတက္ကော၊ သည်။ နုတ္တိ၊ ဣတိ။ အဝိတက္ကံ၊ မည်၏။ ဣမိနာဝ နယေန၊ ဤနည်းဖြင့်ပင်။ အဝိစာရံ၊-ရ မည်၏။ ဝိဘင်္ဂေပိ၊ ဌလည်း။ ဣတိ အယူ။ ပ။ အဝိစာရန္တိ၊ ဣတိ။ ပ။ အဝိစာရံ ဟူ၍။ (ဘဂဝတာ) ဝုတ္တံ။ [ဣတိ၊ ဤသို့သျှင်။ အယူ ဝိတက္ကော၊ ဤဝိတက်သည်လည်းကောင်း။ အယူ ဝိစာရော၊ လည်းကောင်း။ သန္တာ၊ ငြိမ်သက်ပြီးကုန်သည်။ သမိတာ၊ ငြိမ်းအေးခြင်းသို့ ရောက်ပြီးကုန်သည်။ ဝုပသန္တာ၊ အထူး ငြိမ်းအေးပြီးကုန်သည်။ အတ္တဂံတာ အဗ္ဘတ္တဂံတာ၊ ပျက်စီးခြင်းသို့ ရောက်ပြီးကုန်သည်။ အပ္ပိတာ ဗျပ္ပိတာ၊ ပျက်စီးခြင်းသို့ ရောက်စေအပ်ပြီးကုန်သည်။ [“ဝိနာသံ ဂမိတာ”။ -ဋီကာ။ အပ္ပိတာတိ ဂမိတာ ဝိနာသံ ပါပိတာ။ -ဝေဠေ ဘဏ္ဍ ဝိမတိဋီကာ။] သောသိတာ ဝိသောသိတာ၊ ခြောက်သွေ့ခြင်းသို့ ရောက်ပြီးကုန်သည်။ ပျန္တိကတာ၊ ကင်း

သော အပိုင်းအခြားရှိအောင်ပြုအပ်ပြီးကုန်သည်။ ဟောန္တိ၊ တေန၊ ကြောင့်။ အဝိတက္ကံ အဝိစာရန္တိ၊ ရံ ဟူ၍။ ဝုစ္စတိ၊ ဤ။

ဤ အဝိတက္ကံ အဝိစာရံ ဟူသော ပါဠိ၌။ (ဌတော၊ ရပ်တန့်၍။ စောဒကော၊ သည်။) အာဟ၊ ပြီ။ (ကိံ၊ အဘယ်သို့ ဆိုသနည်း။) စ၊ စောဒနာပါဠိးအံ။ ဝိတက္ကဝိစာရာနံ ဝုပသမာတိ ဣမိနာပိ။—မာ ဟူသော ဤပါဠိဖြင့်လည်း။ အယံ အတ္ထော၊ ဤအနက်သည်။ (ဘာဝနာဖြင့် ပယ်အပ်ပြီးသည့်အတွက် ဝိတက် ဝိစာရ မရှိခြင်းဟူသော ဤအနက်သည်။) [ဘာဝနာယ ပဟိနတ္တာ ဝိတက္ကဝိစာရာနံ အဘာဝသင်္ခါတော အတ္ထော။—ဋီကာ။] သိဒ္ဓေါ နန၊ ပြီးသည် မဟုတ်ပါလော။ အထ၊ ထိုသို့ ပြီးပါလျက်။ ကသ္မာ၊ ကြောင့်။ ပုန၊ တဖန်။ အဝိတက္ကံ အဝိစာရန္တိ၊ ဟူ၍။ ဝုစ္စံ၊ ဟောတော်မူအပ်သနည်း။ (ဣဘိ၊ သို့။ အာဟ၊ ပြီ။ ပရိဟာရော မယာ) ဝုစ္စတေ။ [ဝုစ္စတေ၏ နယ်ကား “ဝတ္ထဗ္ဗမေဝါတိ” တိုင်အောင်တည်း။] ဧတံ၊ ဤစကားသည်။ ဧဝံ၊ ဤ ငါ့ရှင်စောဒက ပြောပြအပ်သည့်အတိုင်း မှန်ပါပေ၏။ အယံ အတ္ထော၊ ဘာဝနာဖြင့် ပယ်အပ်ပြီးသည့်အတွက် ဝိတက် ဝိစာရတို့၏ မရှိခြင်းဟူသော ဤအနက်သည်။ သိဒ္ဓေါ၊ ပြီးပါပေသည်သာ။ ပန၊ ထိုသို့ပင် ပြီးပါသော်လည်း။ ဧတံ၊ ဝိတက္ကဝိစာရာနံ ဝုပသမာ ဟူသော ဤစကားသည်။ တဒတ္ထဒီပကံ၊ ထို ဝိတက် ဝိစာရတို့၏ မရှိခြင်းမျှဟူသော အနက်ကိုပြသော စကားသည်။ န၊ မဟုတ်။ သြဋ္ဌာရိကဿ ပန။ ပ။ ဧဝံ ဝုတ္တန္တိ၊ ဟူ၍။ အဝေါစုမှ နန၊ ဆိုခဲ့ကုန်ပြီ မဟုတ်လော။

အပိစ၊ သည်သာ မကသေး။ ဝိတက္ကဝိစာရာနံ၊ တို့၏။ ဝုပသမာ၊ ငြိမ်းအေးခြင်းကြောင့်။ ဣဒံ၊ ဤ ဒုတိယဈာန်သည်။ သမ္ပသာဒနံ၊ -န မည်၏။ ကိလေသကာလုသိယဿ၊ ကိလေသာတို့၏ လှုပ်ချောက်ချား ကုန်သည်၏ အဖြစ်၏။ (ဝုပသမာ၊ ကြောင့်။ သမ္ပသာဒနံ၊ မည်သည်။) န၊ မဟုတ်။ စ၊ သည်သာ မကသေး။ ဝိတက္ကဝိစာရာနံ၊ တို့၏။ ဝုပသမာ၊ ကြောင့်။ ဧကော-ဒ္ဓိဘာဝံ၊ ဧကောဒိဘာဝ မည်၏။ ဥပစာရဇ္ဈာနမိဝ၊ ဥပစာရဈာန်သည် ကဲ့သို့။ နိဝရဏပ္ပဟာနာ၊ နိဝရဏတို့ကို ပယ်ခြင်းကြောင့်။ (ဧကောဒိဘာဝံ၊ မည်သည်။) န၊ မဟုတ်။ ပဌမဇ္ဈာနမိဝ၊ ကဲ့သို့။ အင်္ဂပိတုဘာဝါ စ၊ ဧကဂ္ဂတာဈာန်အင်္ဂါ၏ ထင်ရှားဖြစ်ခြင်းကြောင့်လည်း။ (ဧကောဒိဘာဝံ) န။ ဣဘိဧဝံ၊ သို့။ ဣဒံ ဝစနံ၊ ဝိတက္ကဝိစာရာနံ ဝုပသမာ ဟူသော ဤစကားသည်။ သမ္ပသာဒနဧကောဒိဘာဝါနံ၊ သမ္ပသာဒန ဧကောဒိဘာဝတို့၏။ ဟေတုပရိဒီပကံ၊ အကြောင်းကိုပြသော စကားတည်း။ တထာ၊ ထိုမှတစ်ပါး။ ဝါ၊ သည်သာ မကသေး။ ဝိတက္ကဝိစာရာနံ၊ တို့၏။ ဝုပသမာ၊ ကြောင့်။ ဣဒံ၊

ဤစျာန်သည်။ အဝိတက္ကံ အဝိစာရံ၊ အဝိတက္ကံ အဝိစာရံ မည်၏။ တတိယ စတုတ္ထဇ္ဈာနာနိ ဝိယ၊ တတိယစျာန် စတုတ္ထစျာန်တို့ကဲ့သို့ လည်းကောင်း။ စက္ခု ဝိညာဏာဒီနိ ဝိယ စ၊ စက္ခုဝိညာဉ် အစရှိသည်တို့ကဲ့သို့ လည်းကောင်း။ အဘာဝါ၊ ဝိတက် ဝိစာရတို့၏ မရှိခြင်းကြောင့်။ (ယှဉ်ခြင်းကြောင့်။) အဝိ တက္ကံ အဝိစာရံ၊ မည်သည်။ န၊ မဟုတ်။ ဣတိ ဝေ၊ သို့။ အဝိတက္ကံ အဝိစာရ ဘာဝဿ၊ အဝိတက္ကံ အဝိစာရ အဖြစ်၏။ ဟေတုပရိဒီပကဉ္စ၊ အကြောင်းကို ပြသော စကားသည်လည်း။ (ဟောတိ။) ဝိတက္ကံဝိစာရာဘာဝမတ္တပရိဒီပကံ၊ ဝိတက် ဝိစာရတို့၏ မရှိခြင်းမျှကို ပြသော စကားသည်။ န၊ မဟုတ်။ ပန၊ ကား။ အဝိတက္ကံ အဝိစာရန္တိဣဒံ ဝစနံ၊ သည်။ ဝိတက္ကံဝိစာရာဘာဝမတ္တပရိ- ဒီပကမေဝ၊ ဝိတက် ဝိစာရတို့၏ မရှိခြင်းကိုပြသော စကားသည်သာ။ (ဟောတိ။) တသ္မာ၊ ကြောင့်။ ပုရိမံ၊ ဝိတက္ကံဝိစာရာနံ ဝူပသမာ ဟူသော ရှေ့စကားကို။ ဝတှာပိ၊ ဟောတော်မူပြီး၍လည်း။ (ပုန၊ တဖန်။) ဝတ္တဗ္ဗ မေဝ၊ အဝိတက္ကံ အဝိစာရံ ဟု ဟောတော်မူထိုက်သည်သာ။ ဣတိ၊ ဤကား အဖြေတည်း။

သမာဓိဇန္တိ၊ ကား။ ပဌမဇ္ဈာန သမာဓိတော၊ ပဌမစျာန် သမာဓိကြောင့်။ ဇာတံ၊ ဖြစ်သော။ ဝါ၊ တနည်း။ သမ္ပယုတ္တသမာဓိတော၊ ယှဉ်ဖက် သမာဓိ ကြောင့်။ ဇာတံ၊ သော။ (စျာန်-၌ စပ်။) ဣတိ အတ္ထော၊ နက်။ တတ္ထ၊ ထို သမာဓိဇံ ဟူသော ပါဠိ၌။ (စောဒနာသောဓနာနယော ဝေဝေဒိတဗ္ဗော။) ပဌမမိ၊ ပဌမစျာန်သည်လည်း။ သမ္ပယုတ္တသမာဓိတော၊ ယှဉ်ဖက် သမာဓိ ကြောင့်။ ကိဉ္စာပိ ဇာတံ၊ အကယ်၍ကား ဖြစ်ပါပေ၏။ အထ ခေါ၊ ထိုသို့ပင် ဖြစ်ပါသော်လည်း။ အယမေဝ (သမာဓိ)၊ ဤ သမာဓိသည်သာ။ သမာဓိတံ၊ သမာဓိဟူ၍။ (တနည်း) အယမေဝ (သမာဓိ) သမာဓိတံ၊ ဤသမာဓိမှ သမာဓိ ဟူ၍။ ဝတ္တဗ္ဗတံ၊ ဆိုထိုက်သည်၏ အဖြစ်ကို။ အရဟတံ၊ ထိုက်၏။ (ကသ္မာ၊ နည်း။) ဝိတက္ကံဝိစာရက္ခောဘ ဝိရဟေန၊ ဝိတက် ဝိစာရတို့၏ လှုပ်ချောက် ချားမှုမှ ကင်းခြင်းကြောင့်။ ဝါ၊ ကင်းသည့်အတွက်။ (ဟိတ်ကူ။) အတိ ဝိယ၊ အလွန် အကဲသာလျှင်။ အစလတ္တာ၊ မတုန်လှုပ်သည်၏ အဖြစ်ကြောင့် လည်းကောင်း။ သုပ္ပသန္နတ္တာ စ၊ လွန်စွာကြည်လင်သည်၏ အဖြစ်ကြောင့် လည်းကောင်းတည်း။ တသ္မာ၊ ကြောင့်။ (ထိုသို့ ဤသမာဓိမှ သမာဓိ ဟူ၍ ဆိုထိုက်သည်၏ အဖြစ်ကြောင့်။) ဣမဿ၊ ဤ ဒုတိယစျာန်၏။ ဝဏ္ဏ ဘဏနတ္ထံ၊ ဂုဏ်ကျေးဇူးကို ဟောတော်မူခြင်းငှာ။ ဣဒမေဝ၊ ဤ ဒုတိယစျာန်ကို သာ။ သမာဓိဇန္တိ၊ သမာဓိဇံ ဟူ၍။ ဝတ္တံ၊ ဟောတော်မူအပ်ပြီ။ ပီတိသုခန္တိ ဣဒံ၊ - ခံ ဟူသော ဤပုဒ်သည်။ ဝတ္တနယမေဝ၊ ဆိုအပ်ပြီးသော နည်းရှိသည်သာ။

ဒုတိယန္တိ၊ ကား။ ဂဏနာနုပုဗ္ဗတာ (ဂဏနာနု ပုဗ္ဗတာယ)၊ ဂဏန်းအစဉ်
 အားဖြင့်။ ဒုတိယံ၊ ဒုတိယဖြစ်သော။ (ဈာန်-၌ စပ်။) ဣဒံ၊ ဤဈာန်ကို။
 ဒုတိယံ၊ နှစ်ကြိမ်မြောက်။ သမာပဇ္ဇတိ၊ ဝင်စားအပ်၏။ ဣတိပိ၊ ကြောင့်
 လည်း။ ဒုတိယံ၊ မည်သော။ (ဈာန်-၌ စပ်။) တသ္မိံ သမယေ ဖဿော ဟော-
 တီတိ အာဒိသု၊ အစရှိသော ပါဠိရပ်တို့၌။ ဈာနပဉ္စကေ၊ ၌။ ဝိတက္က ဝိစာရ-
 ပဒါနိ၊ ဝိတက္က ဝိစာရပုဒ်တို့သည်။ (ပရိဟိနာနိ၊ ယုတ်လျော့ကုန်၏။) မဂ္ဂ-
 ပဉ္စကေ စ၊ ၌လည်း။ သမ္မာသင်္ကပ္ပပဒံ၊ သည်။ ပရိဟိနံ။ တေသံ၊ ထို ယုတ်လျော့
 သောပုဒ်တို့နှင့်။ ဝသေန၊ စပ်သဖြင့်။ သဝိဘတ္တိကာ ဝိဘတ္တိကပဒဝိနိစ္ဆယော၊
 သဝိဘတ္တိကပဒ အဝိဘတ္တိကပဒ အဆုံးအဖြတ်ကို။ ဝေဒိတဗ္ဗော၊ ၏။ ကောဋ္ဌာ-
 သဝါရေပိ၊ ၌လည်း။ တိဝဂီကံ ဈာန် ဟောတိ၊ စတုရဂီကော မဂ္ဂေါ ဟော-
 တီတိ၊ ဟူ၍။ အာဂတံ၊ ပါဠိတော်၌ လာပြီ။ သေသံ၊ ကြွင်းသော ပုဒ်
 အပေါင်းသည်။ ပဌမဇ္ဈာန သဒိသမေဝ၊ ပဌမ ဈာန်နှင့် တူသည်သာ။ (ပဌမ
 ဈာန်၌ ဆိုအပ်ပြီးသော ပုဒ်အပေါင်းနှင့် တူသည်သာ။) ဣတိ၊ အပြီးတည်း။....
 ဒုတိယံ၊ ဒုတိယဈာန်သည်။ (နိဋ္ဌိတံ။)

တတိယဈာန်

တတိယဇ္ဈာနနိဒ္ဒေသေ၊ ၌။ ပိတိယာ စ ဝိရာဂါတိ (ဧတ္ထ)၊ ဟူသော ဤ
 ပါဠိ၌။ ဝိရာဂေါ နာမ၊ ဝိရာဂ မည်သည်။ ဝုတ္တပ္ပကာရာယ၊ (သမာဓိဇံ ပိတိ
 သုခံ ဟု) ဟောတော်မူအပ်ပြီးသော အပြားရှိသော။ ပိတိယာ၊ ကို။ ဇိဂုစ္ဆနံ
 ပါ၊ စက်ဆုပ်ခြင်းသည် လည်းကောင်း။ သမတိက္ကမော ဝါ၊ လွန်မြောက်ခြင်း
 သည် လည်းကောင်းတည်း။ ပန၊ ဆက်။ ဥဘိန္နံ၊ ပိတိယာ ဝိရာဂါ နှစ်ပုဒ်တို့
 ၏။ အန္တရာ၊ အကြား၌။ စသဒ္ဒေါ၊ သည်။ သမ္ပိဏ္ဏနတ္ထော၊ ပေါင်းဆည်း
 ခြင်း အနက်ရှိ၏။ သော၊ ထို စသဒ္ဒါသည်။ ဝုပသမံ ဝါ၊ ဝုပသမ သက်
 သက်ကိုသော် လည်းကောင်း။ ဝိတက္က ဝိစာရ ဝုပသမံ ဝါ၊ ဝိတက္က ဝိစာရ
 ဝုပသမ ကိုသော် လည်းကောင်း။ သမ္ပိဏ္ဏတိ၊ ပေါင်းဆည်း၏။ တတ္ထ၊ ထို
 ပေါင်းအပ်သော အနက် ၂-ပါးတို့တွင်။ ယဒါ၊ အကြင်အခါ၌။ ဝုပသမမေဝ၊
 ဝိတက္က ဝိစာရမဖက် ဝုပသမ သက်သက်ကိုသာ။ သမ္ပိဏ္ဏတိ၊ ၏။ တဒါ၊ ၌။
 ပိတိယာ၊ ပိတိကို။ ဝိရာဂါ စ၊ စက်ဆုပ်ခြင်းကြောင့် လည်းကောင်း။ ဘိယျော၊
 အလွန်ဆိုဖွယ်ကား။ ကိဉ္စ၊ အဘယ်နည်း။ (ပိတိယာ၊ ၏။) ဝုပသမာ စ၊
 လည်းကောင်း။ ဧဝံ၊ သို့။ ယောဇနာ၊ ပုဒ်တို့ကို ယှဉ်စေခြင်းကို။ ဝေဒိတဗ္ဗော၊
 ၏။

စ၊ ဆက်။ ဣဒိဿာ ယောဇနာယ၊ ဤ ယောဇနာနည်း၌။ ဝိရာဂေါ၊ ဝိရာဂ သဒ္ဓါသည်။ ဇိဂုစ္ဆနတ္ထော၊ ဇိဂုစ္ဆန အနက်ရှိသည်။ ဟောတိ။ တဿ၊ ကြောင့်။ (ထိုသို့ ဝိရာဂ သဒ္ဓါ၏ ဇိဂုစ္ဆန အနက်ရှိသည်၏ အဖြစ်ကြောင့်။) ပီတိယာ၊ ကို။ ဇိဂုစ္ဆနာ စ၊ စက်ဆုပ်ခြင်းကြောင့် လည်းကောင်း။ (ပီတိယာ ၏။) ဝူပသမာ စ၊ ပယ်ခွာလွန်မြောက် ငြိမ်းပျောက်ခြင်းကြောင့် လည်းကောင်း။ ဣတိ အယံ အတ္ထော၊ ကို။ ဒဋ္ဌဗ္ဗော၊ ၏။ ပန၊ ကား။ (ဝူပသမ သမ္ပိဏ္ဏနမှတစ်ပါး ဝိတက္က ဝိစာရ ဝူပသမသမ္ပိဏ္ဏန ကား။) ယဒါ၊ ဝိတက္က ဝိစာရနံ၊ တို့၏။ ဝူပသမံ၊ ကို။ သမ္ပိဏ္ဏေတိ၊ ၏။ [ပါရာဇိကဏ်၌ “ဝိတက္က ဝိစာရဝူပသမံ” ဟု သမာသ်ရှိ၏။ သာ၍ ရှေ့နောက်ညီသည်။] တဒါ၊ ပီတိယာ၊ ကို။ ဝိရာဂေါ စ၊ လွန်မြောက်ခြင်းကြောင့် လည်းကောင်း။ ဘိယျော၊ ကား။ ကိဉ္စ၊ နည်း။ ဝိတက္က ဝိစာရနံ၊ တို့၏။ ဝူပသမာ စ၊ လည်းကောင်း။ ဣတိ ဧဝံ၊ သို့။ ယောဇနာ ဝေဒိတဗ္ဗော။ စ၊ ဆက်။ ဣဒိဿာ ယောဇနာယ၊ ၌။ ဝိရာဂေါ၊ ဝိရာဂ သဒ္ဓါသည်။ သမတိက္ကမနတ္ထော၊ သမတိက္ကမန အနက်ရှိသည်။ ဟောတိ။ တဿ၊ ကြောင့်။ (ထိုသို့ ဝိရာဂသဒ္ဓါ၏ သမတိက္ကမန အနက်ရှိ သည်၏ အဖြစ်ကြောင့်။) ပီတိယာ၊ ကို။ သမတိက္ကမာ စ၊ လွန်မြောက်ခြင်း ကြောင့် လည်းကောင်း။ ဝိတက္က ဝိစာရနံ၊ တို့၏။ ဝူပသမာ စ၊ ငြိမ်းအေး ခြင်းကြောင့် လည်းကောင်း။ (ဥပေက္ခာကော ဝိဟရတိ-၌ စပ်။) ဣတိ အယံ အတ္ထော ဒဋ္ဌဗ္ဗော။ [ဤအဖွင့်အတိုင်း ပါဠိတော်၌ ၂-နည်းပေးပါ။]

စ၊ ဆက်။ ဧတေ ဝိတက္က ဝိစာရ၊ ဤဝိတက် ဝိစာရတို့သည်။ ဒုတိယဇ္ဈာနေ ယေဝ၊ ၌ပင်။ ဝါ၊ ဒုတိယဈာန်တုန်းကပင်။ ကာမံ ဝူပသန္တာ၊ အကယ်၍ကား ငြိမ်းအေးပြီးပါပေကုန်ပြီ။ ပန၊ ထိုသို့ပင် ငြိမ်းအေးပြီးပါကုန်သော်လည်း။ ဣမဿ ဈာနဿ၊ ဤ တတိယဈာန်၏။ မဂ္ဂပရိဒီပနတ္ထံ၊ လမ်းကြောင်းကို ပြ ခြင်းအကျိုးငှာ လည်းကောင်း။ ဝဏ္ဏ ဘဏနတ္ထံ စ၊ ဂုဏ်ကို ပြောဆိုခြင်း အကျိုး ငှာ လည်းကောင်း။ ဧတံ၊ ဝိတက္က ဝိစာရနံ ဝူပသမာ ဟူသော ဤစကားကို။ (ဘဂဝတာ။) ဝုတ္တံ၊ ပေါင်းဆည်းသောအားဖြင့် ဟောတော်မူအပ်ပြီ။ [နန္ဒ ထည့်၍ စောဒနာဝါကျထုတ်ပြီး တနည်းပေးပါဦး။] ဟိ၊ ချဲ့။ ဝိတက္က ဝိစာရနံ ဝူပသမာတိ၊ မာဟူ၍။ ဝုတ္တော၊ သမ္ပိဏ္ဏနတ္ထံ အဖြစ်ဖြင့် ဟောတော်မူအပ်သော်။ (ပညာယတိ ဝဏ္ဏဘဏနံ ဟောတိ-တို့၌ စပ်။) ဣဒံ၊ ဤ အနက်သဘောသည်။ ပညာယတိ၊ ထင်ရှား၏။ (ကိံ၊ အဘယ် အနက်သဘောသည်။ ပညာယတိ၊ နည်း။) နန္ဒ၊ စင်စစ်။ (ကေသတ္ထ နိပါတ်။) ဝိတက္က ဝိစာရ ဝူပသမော၊ ဝိတက် ဝိစာရတို့၏ ငြိမ်းအေးခြင်းသည်။ ဣမဿ ဈာနဿ၊ ၏။ မဂ္ဂေါ၊ လမ်းကြောင်း

တည်း။ ဣတိ၊ ဤ အနက်သဘောသည်။ ပညာယတိ။ စ၊ အဖို့တပါးကား။ (မဂ္ဂပရိဒီပနတ္ထမှ တပါး ဝဏ္ဏဘဏ္ဍနတ္ထ ကား။) တတိယေ၊ တတိယဖြစ်သော။ အရိယမဂ္ဂေ၊ အနာဂါမိ အရိယမဂ်၌။ ဝါ၊ ကျမှ။ အပ္ပဟိနာနံ၊ ပယ်အပ်သည် မဟုတ်ကုန်သည်ဖြစ်၍။ (သမာနာနံပိ၊ ဖြစ်ပါကုန်သော်လည်း။ ဝါ၊ ဖြစ်သည်လည်း ဖြစ်ကုန်သော။) သက္ကာယ ဒိဋ္ဌာဒိနံ၊ သက္ကာယဒိဋ္ဌိ အစရှိသည်တို့ကို။ (ပဟာနံ-၌ စပ်။) ပဉ္စနံ။ပ။ပဟာနာတိ၊ ပဉ္စနံ။ပ။ပဟာနာ ဟူ၍။ ဝေံ၊ သို့။ ပဟာနံ၊ ပယ်ခြင်းသည်။ ဝါ၊ ပယ်ခြင်းကိုပြုသော စကားသည်။ ဝါ၊ ကို။ ဝုစ္စမာနံ၊ ဟောတော်မူအပ်သော်။ တဒဓိဂမာယ၊ ထို အနာဂါမိမဂ်ကို ရခြင်းအကျိုးငှာ။ ဥဿုကာနံ၊ အားထုတ်သော ပုဂ္ဂိုလ်တို့၏။ ဥဿာဟဇနနတ္ထံ၊ အားတက်သရောကို ဖြစ်စေခြင်း အကျိုးငှာ။ ဝဏ္ဏဘဏ္ဍနံ၊ ဂုဏ်ကို ပြောဆိုခြင်းသည်။ ဝါ၊ ဂုဏ်ကို ပြောဆိုကြောင်း စကားသည်။ ဟောတိယထာ၊ ကဲ့သို့။ ဝေမေဝ၊ သာလျှင်။ ဣမ၊ ဤ တတိယဈာန်၌။ ဝါ၊ ကျမှ။ အဝုပသန္တာနံ၊ ငြိမ်းအေးသည် မဟုတ်ကုန်သည်ဖြစ်၍။ (သမာနာနံပိ၊ သော်လည်း။ ဝါ၊ ကုန်သော။) ဝိတက္က ဝိစာရာနံ၊ တို့၏။ ဝုပသမော၊ သည်။ ဝါ၊ ငြိမ်းအေးခြင်းကို ပြုသောစကားသည်။ ဝါ၊ ကို။ ဝုစ္စမာနော၊ သော်။ ဝဏ္ဏဘဏ္ဍနံ ဟောတိ။ တေန၊ ထိုသို့ မဂ္ဂပရိဒီပန ဝဏ္ဏဘဏ္ဍ အကျိုးရှိခြင်းကြောင့်။ ပိတိယာ စ သမတိက္ကမာ။ပ။ ဝုပသမာတိ၊ ဟူ၍။ အယံ အတ္ထော၊ ဤ သမုစ္စယ အနက်ကို။ (မယာ။) ဝုတ္တော၊ ပြီ။

၁ + ၂။ ပဟာနံ၊ ဝုပသမော။ “ပဟာနံ ဝုစ္စမာနံ ဝဏ္ဏဘဏ္ဍနံ ဟောတိ” ဟု တဝါကျတည်း၌ ဝိဘတ်တူရှိရကား အရတူရပေလိမ့်မည်။ ထို့ကြောင့် “ပဟာနံ” အရ ပယ်ခြင်း ကိရိယာကိုသာ မယူပဲ ပယ်ခြင်းကိုပြုသော စကားတိုင်အောင် ဖလူပစာရအား ဖြင့် ယူပါ။ ဝုပသမော၌လည်း နည်းတူ။ [ပါရာဇိကဏ် မအူဆရာတော်၏နိဿယ၌ ကား ဤသို့ မယူပဲ “ပဟာနေ ဝုစ္စမာနေ” ဟု လက္ခဏပြင်တော်မူ၏။ မိမိကား ဝဏ္ဏဘဏ္ဍနံသည် ဝိသေသကတ္တား၊ ပဟာနံသည် သာမညကတ္တားဟု ကတ္တား ၂-ခုရှိမှ အဓိပ္ပာယ်ပြည့်စုံသည် ဟု ယူဆပါသည်။]

၃။ ဥဿာဟဇနနတ္ထံ။ စာအုပ်တိုင်းရှိသော ဥဿာဟဇနကံကို “ဥဿာဟဇနနတ္ထံ” ဟု မအူနိဿယ၌ ပြင်၏။ ထိုသို့ ပြင်ခြင်းကား ဥပမေယျဝါကျ၌ ဥဿာဟဇနန မပါပဲ ဝဏ္ဏဘဏ္ဍနံ သာ ပါခြင်းနှင့်လည်းကောင်း၊ “ဥဿာဟဇနနတ္ထံ ပဒံ ဘဏ္ဍနံ တိ ပဒေ သမ္ပဒါနံ” ဟူသော ယောဇနာဖွင့်နှင့်လည်းကောင်း၊ အရူပကုသိုလ်အဖွင့်ဝယ် “ဣမသ္မိံ ဈာနေ ဥဿာဟဇနနတ္ထံ။ပ။ဝစနံ ဝေဒိတဗ္ဗံ” ဟူသော စကားနှင့်လည်းကောင်း ညီမျှပါပေသည်။

ဥပေက္ခာကော^၁ စ ဝိဟရတိတိ ဧတ္ထံ ဤ။ ဥပပတ္တိတော၊ အသင့်အားဖြင့်။
 ဣက္ခတိ၊ ရှုတတ်၏။ ဣတိ။ ဥပေက္ခာ၊ မည်၏။ သမံ၊ ညီညီမျှမျှ။ ပဿတိ၊
 ရှုတတ်၏။ အပက္ခပတိတာဝံ၊ တဘက်၌ မကျသည်သာလျှင်။ (အယုတ္တ
 သမာဿံ၊ အ-ကို ပတိတ-၌ စပ်။) ဟုတော၊ ရှိ။ ပဿတိ၊ ၏။ ဣတိ အတ္ထော။
 ဝိသဒါယ၊ (သံကိလေသ ကင်းသဖြင့်) သန့်ရှင်း ထင်ရှားသော။ ဝိပုလာယ၊
 (မဟဂ္ဂုတ်အဖြစ်သို့ ရောက်ပြီးသဖြင့်) ကြီးကျယ် ပြန့်ပြောသော။ ထာမဂတာ-
 ယ၊ (ပီတိနှင့် မရောပြွမ်းသဖြင့်) အားအစွမ်းသို့ ရောက်သော။ တာယ၊ ထို
 ဥပေက္ခာနှင့်။ သမန္နာဂတတ္တာ၊ ပြည့်စုံသည်၏ အဖြစ်ကြောင့်။ တတိယဇ္ဈာန
 သမင်္ဂီ၊ တတိယဈာန်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို။ ဥပေက္ခာကောတိ၊ ဥပေက္ခာ-
 ကော ဟူ၍။ ဝုစ္စတိ၊ ၏။ ပန၊ ဆက်။ ဥပေက္ခာ၊ သည်။ ဆဋ္ဌဂုံပေက္ခာ၊
 ဆဋ္ဌဂုံပေက္ခာ လည်းကောင်း။ ပ။ ပါရိသုဒ္ဓါပေက္ခာ၊ -ကွာလည်းကောင်း။ ဣတိ၊
 သို့။ ဒသဝိဓာ၊ ဆယ်ပါး အပြားရှိသည်။ ဟောတိ။

တတ္ထံ၊ ထို ဆယ်ပါးသော ဥပေက္ခာတို့တွင်။ ဣဓ၊ ဤ သာသနာတော်
 ၌။ ခီဏာသဝေ၊ ကုန်ပြီးသော အာသဝေရှိသော။ ဝါ၊ ရဟန္တာဖြစ်
 သော။ ဘိက္ခု၊ သည်။ စက္ခုနာ၊ စက္ခုပသာဒဖြင့်။ ရူပံ၊ ရူပါရုံကို။ ဒိဿာ၊
 မြင်၍။ ဝါ၊ မြင်လတ်သော်။ သုမနော၊ ကောင်းသောစိတ်ရှိသည်။ (ဝမ်း
 မြောက်သည်။) နေဝ ဟောတိ၊ မဖြစ်။ ဒုမ္မနော၊ မကောင်းသော စိတ်ရှိ
 သည်။ (နှလုံးမသာယာသည်။) န ဟောတိ။ ဥပေက္ခာကော၊ အသင့်အားဖြင့်
 ရှုသည်။ (ဟုတော) စ၊ ဖြစ်၍လည်းကောင်း။ သတော၊ အမှတ်ရသည်။
 သမ္ပဇာနော၊ ကောင်းစွာ အပြား အားဖြင့် သိသည်။ (ဟုတော စ၊
 လည်းကောင်း။) ဝိဟရတိ၊ နေနိုင်၏။ ဣတိ ဧဝံ၊ သို့။ အာဂတာ၊ လာ
 သော။ (ဆက္ကအင်္ဂုတ္တိရ်-အာဟုနေယျဝဂ်၊ ပဌမအာဟုနေယျ-သုတ်၌ လာ
 သော။) ခီဏာသဝဿ၊ ရဟန္တာပုဂ္ဂိုလ်၏။ ဆသု၊ ကုန်သော။ ဒွါရေသု၊
 တို့၌။ ဣဋ္ဌာနိဋ္ဌဆဋ္ဌာရမ္မဏာပါတေ၊ ဣဋ္ဌ အနိဋ္ဌဖြစ်သော ၆-ပါးသော အာရုံ
 ၏ ရှေးရှုကျခြင်းသည်။ (သတိ၊ လတ်သော်။) ပရိသုဒ္ဓါပကတိဘာဝါဝိဇဟနာ
 ကာရဘူတာ၊ ထက်ဝန်းကျင်သန့်ရှင်းသော ရဟန္တာပုဂ္ဂိုလ်၏ ပင်ကိုသဘော

၁။ ဥပေက္ခာကော။ ။ သမန္နာဂတတ္တာကို ကြည့်၍ ဥပေက္ခာကော၌ အဿတ္တိတဒ္ဓိတ်
 ဝိဂြိုဟ် ပြုရိုးရှိ၏။ သို့သော်-မဟုဗ္ဗိဟိ အဿတ္တိတို့သည် ကတ္တုသာဓိဝိဂြိုဟ်ပြု၍ အဓိပ္ပာယ်
 မရမှ ပြုရသောဝိဂြိုဟ်များတည်း။ ထို့ပြင်-က ပစ္စည်းသည် အဿတ္တိအနက်၌ သက်လေ့
 မရှိ။ ထို့ကြောင့် သတော သမ္ပဇာနော ကို ကတ္တုသာဓိဝိဂြိုဟ် ပြုလတ္တံ့ဖြစ်သကဲ့သို့ ဤ၌
 လည်း “ဥပပတ္တိတော+ဣက္ခတိတိ ဥပေက္ခာကော” ဟု ကတ္တုသာဓိဝိဂြိုဟ်ပင် ပြုသင့်သည်။

ရှိသည်၏ အဖြစ်ကို မစွန့်ခြင်းဟူသော အခြင်းအရာဖြစ်၍ ဖြစ်သော။ ယာ ဥပေက္ခာ၊ သည်။ (အတ္ထိ။) အယံ၊ ဤ ဥပေက္ခာသည်။ ဆဋ္ဌဂုံပေက္ခာ နာမ၊ မည်၏။ [ရဟန္တာပုဂ္ဂိုလ်တို့၏ “ပရိသုဒ္ဓပကတိ” ဟူသည် ကိလေသာကင်း၍ သန့်ရှင်းစင်ကြယ်သော သဘောတည်း။ ပရိသုဒ္ဓပကတိ ခိဏာသဝပကတိ နိက္ခိလေသတာ။ -ဋီကာ။]

ပန၊ ကား။ ဥပေက္ခာသဟဂတေန၊ ဥပေက္ခာဝေဒနာနှင့် တကွဖြစ်သော။ စေတသာ၊ ဖြင့်။ ဧကံ ဒိသံ၊ တခုသော အရပ်ကို။ (တခုသော အရပ်၌ရှိသော သတ္တဝါအပေါင်းကို။) ဖရိတော၊ ဖြန့်၍။ ဝိဟရတိ၊ နေနိုင်၏။ ဣတိ ဧဝံ၊ သို့။ အာဂတာ၊ သော။ (ဒိသနိကာယ်-သီလက္ခန္ဓဝဂ်၊ တေဝိဇ္ဇ-သုတ်၌ လာသော။) သတ္တေသု၊ သတ္တဝါတို့၌။ မဇ္ဈတ္တာကာရဘူတာ၊ အလယ်အလတ်၌ တည်သော သဘောရှိသူ၏ အခြင်းအရာ ဖြစ်၍ဖြစ်သော။ ယာ ဥပေက္ခာ (အတ္ထိ)။ အယံ၊ သည်။ ဗြဟ္မဝိဟာရပေက္ခာ နာမ၊ ဗြဟ္မဝိဟာရပေက္ခာမည်၏။ [သတ္တဝါတို့အပေါ်၌ ကမ္မဿကာ ဟု ရှုတတ်သော ဥပေက္ခာတည်း။] ဝိဝေကနိဿိတံ၊ ဝိဝေက၌ မှီသော။ ဥပေက္ခာသမ္မောဇ္ဈင်္ဂံ၊ ကို။ ဘာဝေတိ၊ ဖြစ်စေ၏။ ဝါ၊ တိုးပွားစေ၏။ ဣတိ ဧဝံ၊ သို့။ အာဂတာ၊ သော။ (မဇ္ဈိမပဏ်-ပရိဗ္ဗာဇကဝဂ်၊ မဟာသကုလုဒါယိ-သုတ်၌ လာသော။) သဟဇာတဓမ္မာနံ၊ တကွဖြစ်ဖက် တရားတို့၏ (အပေါ်၌)။ မဇ္ဈတ္တာကာရဘူတာ၊ သော။ ယာ ဥပေက္ခာ (အတ္ထိ)။ အယံ၊ သည်။ ဗောဇ္ဈင်္ဂပေက္ခာ နာမ၊ မည်၏။

ပန၊ ကား။ ကာလေန၊ ရှေးကာလနှင့်။ (အနုရူပံ၊ လျော်သော။) ကာလံ၊ နောက်ကာလ၌။ (တနည်း) ကာလေန ကာလံ၊ မကြာမကြာ။ ဥပေက္ခာနိမိတ္တံ၊ နောက်နောက် ဝီရိယုပေက္ခာ၏ အကြောင်းဖြစ်သော ရှေးရှေး ဝီရိယုပေက္ခာကို။ မနသိကရေတိ၊ နှလုံးသွင်း၏။ ဣတိ ဧဝံ၊ ဤသို့။ အာဂတာ၊ သော။

၁။ ဥပေက္ခာနိမိတ္တံ။ ။ တွန့်ဆုတ်ခြင်းတည်းဟူသော လိနပက္ခ၊ ပျံ့လွင့်ခြင်းတည်းဟူသော ဥဒ္ဓံစွပက္ခ၌ ကျခွေခြင်းမှ ကင်းသည့်အတွက် အသင့်အားဖြင့် ရှုတတ်သော အလယ်အလတ် ဝီရိယကို “ဥပေက္ခာ” ဟု ခေါ်၏။ နောက်နောက် ဝီရိယုပေက္ခာဖြစ်လျှင် ရှေးရှေး ဝီရိယုပေက္ခာ၏ အခြင်းအရာကိုယူ၍ ဖြစ်ရသောကြောင့် နောက်နောက် ဝီရိယုပေက္ခာ၏ အကြောင်းဖြစ်ရကား ထိုဥပေက္ခာသည် နိမိတ္တလည်းမည်၏။ ထို့ကြောင့် “ဥပေက္ခာယေဝ၊ လိနုဒ္ဓံစွပက္ခသို့ ကျခွေခြင်းမှ ကင်းသည့်အတွက် အသင့်အားဖြင့် ရှုတတ်သော ရှေးရှေး ဝီရိယသည်ပင်။ နိမိတ္တံ၊ နောက်နောက် ဝီရိယ၏အကြောင်းတည်း။ ဥပေက္ခာနိမိတ္တံ၊ ကြောင်း” ဟု ပြပါ။ [လိနုဒ္ဓံစွပက္ခပါတရဟိတံ။ ပ။ ဥပေက္ခာနိမိတ္တံ။ -ဋီကာ။] ဆိုလိုရင်းကား - ဝီရိယလွန်ဟော့ ဥဒ္ဓံစွ၊ ဝီရိယလျော့လွန်းတော့ ကောသဇ္ဇ ဖြစ်သည်။ ထို့ကြောင့် မလျော့မတင်း စောင်းကြိုးညှင်းသို့ အသင့်အားဖြင့် ရှုတတ်သော ဝီရိယကို “ဝီရိယုပေက္ခာ” ဟု ခေါ်သည်-ဟူလို။

(တိကအင်္ဂုတ္တိရ်-လောဏကပလ္လဝဂ်၊ နိမိတ္တ-သုတ်၌လာသော။) အနုစွာရဒ္ဒ-
နာတိသိထိလဝီရိယသင်္ခါတာ၊ အလွန် အားထုတ်အပ်သည်လည်းမဟုတ် အလွန်
လျော့သည်လည်းမဟုတ်သော ဝီရိယ ဟု ဆိုအပ်သော။ ယာ ဥပေက္ခာ(အတ္ထိ)။
အယံ၊ သည်။ ဝီရိယုပေက္ခာ နာမ၊ မည်၏။

ကတိ၊ အဘယ်မျှလောက်ကုန်သော။ သင်္ခါရုပေက္ခာ၊ တို့သည်။ သမာဓိ
ဝံသေန၊ သမာဓိ၏ အစွမ်းကြောင့်။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်သည်။ ကတိ၊ ကုန်
သော။ သင်္ခါရုပေက္ခာ၊ တို့သည်။ ဝိပဿနာဝံသေန၊ ကြောင့်။ ဥပ္ပဇ္ဇန္တိ၊
နည်း။ အဋ္ဌ၊ ရှစ်ပါးကုန်သော။ သင်္ခါရုပေက္ခာ၊ တို့သည်။ သမာဓိဝံသေန၊
ကြောင့်။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။ [လောကီသမာပတ် ရှစ်ပါးကို ရဖို့ရန်ဖြစ်သော
သင်္ခါရုပေက္ခာ ရှစ်ပါးတည်း။] ဒသ၊ ကုန်သော သင်္ခါရုပေက္ခာ၊ တို့သည်။
ဝိပဿနာဝံသေန၊ ကြောင့်။ ဥပ္ပဇ္ဇန္တိ။ [မဂ် ၄-ပါး၊ ဖိုလ် ၄-ပါး၊ သုညတဝိဟာရ
သမာပတ်၊ အနိမိတ္တ ဝိဟာရသမာပတ်အားဖြင့် ၁၀-ပါးတို့ကို ရဖို့ရန်ဖြစ်သော
သင်္ခါရုပေက္ခာ ၁၀-ပါးတည်း။] ဣတိ ဝေ၊ သို့။ အာဂတာ၊ သော။ (ပဋိသမ္ဘိ
ဒါမဂ်-မဟာဝဂ်၊ ဉာဏကထာ၌လာသော။) နိဝရဏာဒိ ပဋိသင်္ခါ၊ နိဝရဏ
စသည်ကို ပယ်ထိုက်သောတရား၏ အဖြစ်ဖြင့် ရှုတတ်သော။ (အာဒိဖြင့် ဒုတိယ
ဈာန် စသည်တို့အတွက် ဝိတက် ဝိစာရ စသည်ကိုယူ။) သန္တိဋ္ဌနာ၊ ပယ်ခြင်း
ကိစ္စ၌ ဗျာပါရမပြုပဲကောင်းစွာတည်တတ်သော။ ဂဟဏေ၊ နိဝရဏ စသည်ကို
ယူခြင်း၌။ မဇ္ဈတ္တဘူတာ၊ အလယ်အလတ်၌ တည်သောသဘော ရှိသည်ဖြစ်၍
ဖြစ်သော။ (အပြစ်ကိုမြင်ပြီးဖြစ်၍ လျစ်လျူရှုတတ်သော။) ယာ ဥပေက္ခာ
အတ္ထိ။ အယံ၊ သည်။ သင်္ခါရုပေက္ခာ နာမ၊ မည်၏။ [ဂဟဏေ၊ နိဝရဏ စသည်
ကို ယူခြင်း၌ + မဇ္ဈတ္တဘာဝေန၊ လျစ်လျူရှုသည်၏ အဖြစ်ကြောင့်။ သင်္ခါရေ၊
တို့ကို။ ဥပေက္ခာတိတိ သင်္ခါရုပေက္ခာ။ တထာ၊ ထို လျစ်လျူရှုသည်၏အဖြစ်
ဖြင့်။ ပဝတ္တာ၊ သော။ ဝိပဿနာပညာ၊ တည်း။ -အနု။]

၁။ ပဋိသင်္ခါ၊ သန္တိဋ္ဌနာ။ ။ နိဝရဏေ ပဋိသင်္ခါတိ ပဉ္စနိဝရဏာနိ ပဟာတဗ္ဗဘာ-
ဝေန ပရိဂ္ဂဟတော။ သန္တိဋ္ဌနာတိ နိဝရဏာနံ ပဟာနာဘိမုဒိဘူတတ္တာ တေသံ ပဟာ-
နေပိ အဗျာပါရဘာဝုပဂမနေန မဇ္ဈတ္တဘာယ သန္တိဋ္ဌနာ။ (ပဋိသမ္ဘိဒါမဂ်အဋ္ဌကထာ၊
မဟာဝဂ္ဂ-ဉာဏကထာ၊ သင်္ခါရုပေက္ခာနိဒ္ဒေသ။) ဤ အဖွင့်ကိုထောက်၍ “ပဋိသင်္ခါ
တပုဒ်၊ သန္တိဋ္ဌနာ တပုဒ်” ဟု သိသာ၏။ ထိုတွင် ပဋိသင်္ခါဟူသည် နိဝရဏ စသည်ကို
ပယ်ထိုက်သော တရား၏အဖြစ်ဖြင့် ရှုတတ်သော ပညာတည်း။ သန္တိဋ္ဌနာဟူသည် “ထို
နိဝရဏ စသည်ကို ပယ်ခြင်း၌သော်မှလည်း ဗျာပါရ မရှိတော့ပဲ လျစ်လျူရှုလျက် ကောင်း
စွာ တည်တတ်သော ပညာတည်း” ဟု မှတ်ပါ။ [အဋ္ဌ၊ ဒသတို့၏သရုပ်ကို ဋီကာ၌
လည်းကောင်း၊ ပါဠိတော်ရင်း၌လည်းကောင်းရှုပါ။]

ပန၊ကား။ ယသ္မိံ သမယေ။ပ။ဥပေက္ခာသဟဂတံတိ၊ ဟူ၍။ ဧဝံ၊ ဤသ္မိံ။ အာဂတာ၊ သော။(ဤ ဓမ္မသင်္ဂဏီပါဠိတော်-ကာမာဝစရကုသလ အခန်း၌ လာခဲ့ပြီးသော။) အဒုက္ခမသုခ နာမိတိ၊ အဒုက္ခမသုခ ဟုဆိုအပ်သော။ ယာ ဥပေက္ခာ(အတ္တိ)။ အယံ၊ သည်။ ဝေဒနုပေက္ခာ နာမ၊ မည်၏။ ယံ၊ အကြင် ခန္ဓာငါးပါးအပေါင်းသည်။ အတ္တိ၊ ရှိ၏။ ယံ၊ အကြင် ခန္ဓာငါးပါးအပေါင်း သည်။ ဘူတံ၊ ထင်ရှားဖြစ်၏။ [ယဒတ္တိ ယံ ဘူတန္တိ ယံ အတ္တိ၊ ယံ ဘူတံ တေရဟိ ခန္ဓပဉ္စကံ။] ၁ တံ၊ ထိုခန္ဓာငါးပါးအပေါင်းကို။ ပဇဟတိ၊ မုစ္စိတုကမုတာဉာဏ် ဖြင့် ပယ်စွန့်၏။ ၂ ဥပေက္ခံ၊ ဥပေက္ခာကို။ ပဋိလဘတိ၊ ရ၏။ ဣတိ ဧဝံ၊ သ္မိံ။ အာဂတာ၊ သော။ (ဥပရိပဏ်-ဒေဝဒဟဝဂ်၊ အာနေဉ္စ သပ္ပာယ-သုတ်၌ လာသော။) ဝိစိနနေ၊ သင်္ခါရတို့ကို စိစစ်ခြင်း၌။ မဇ္ဈတ္တဘူတာ၊ သော။ ယာ ဥပေက္ခာ (အတ္တိ)။ အယံ၊ သည်။ ဝိပဿနုပေက္ခာ နာမ၊ မည်၏။

ပန၊ ကား။ ဆန္ဒာဒိသု၊ အစရှိကုန်သော။ ယေဝါပနကေသု၊ ယေဝါ- ပနကတရား ၉-ပါးတို့၌။ အာဂတာ၊ သော။ (ဤ ဓမ္မသင်္ဂဏီပါဠိတော်- ပဌမ မဟာကုသိုလ်စိတ်၌ပင် လာခဲ့သော။) သဟဇာတာနံ၊ တက္ခဖြစ်ဖက် စိတ် စေတသိက်တို့၏ အပေါ်၌။ သမဝါဟိတဘူတာ၊ အညီအမျှ အားထုတ်

၁။ တံ ပဇဟတိ။ “ထို ခန္ဓာ ၅-ပါးသည် (တဏှာ သမုဒယကဲ့သို့) ပယ် ထိုက်သော တရားမဟုတ်ပါ။ အဘယ့်ကြောင့် ထိုခန္ဓာ ၅-ပါးကို ပယ်၏” ဟု ဆိုပါ သနည်း-ဟု မေးဖွယ်ရှိ၏။ အနိစ္စာနုပဿနာ စသည်တို့ဖြင့် နိစ္စသညာ စသည်ကို ပယ် စွန့်လတ်သော် ခန္ဓာ ၅-ပါးအပေါ်၌ ကောင်းစွာ အပြစ်မြင်သောကြောင့် ထို ခန္ဓာ ၅- ပါးနှင့်စပ်သော ဆန္ဒရာဂကို ပယ်စွန့်လိုက်လျှင်ပင် ခန္ဓာ ၅-ပါး လည်း နောက်ထပ် မယူသောအားဖြင့် ပယ်စွန့်ရာရောက်၏။ ထို့ကြောင့် “တံ ပဇဟတိ” ဟု ဆိုပါသည်။ [အနိစ္စာနုပဿနာဒိဟိ နိစ္စသညာဒယော ပဇဟန္တော သမ္မဒေဝ ဒိဋ္ဌာဒိနဝတ္တာ တပ္ပ- ဝိဗဒ္ဓဆန္ဒရာဂပ္ပဟာနေန ပဇဟတိ (ဌာနိ ဆန္ဒရာဂကို ပယ်ခြင်းဖြင့် ဌာန ခန္ဓာ ၅-ပါး ကိုလည်း ပယ်ရာရောက်၏။) ယထာ အာယတိံ အာဒါနံ န ဟောတိ၊ တထာ ပဋိ- ပတ္တိယာ ပဇဟတိ။-ဝိသုဒ္ဓိမဂ် ဇီကာ။]

၂။ ဥပေက္ခံ ပဋိလဘတိ။ အဘယ်အရာ၌ အသင့်အားဖြင့် ရှုမှုကို ရပါသနည်း ဟု မေးဖွယ်ရှိသောကြောင့် ဇီကာ၌ “ဒိဋ္ဌသောဝတ္တိကတ္တယဿ သပ္ပလက္ခဏာဝိစိနနေ ဝိယ ဒိဋ္ဌလက္ခဏတ္တယဿ ဘူတဿ သင်္ခါရလက္ခဏာဝိစိနနေ” ဟု အာဇာရနှင့်တကွ ဥပေက္ခာဖြစ်ပုံကို ထည့်၍ပြသည်။ မြင်အပ်ပြီးသော လည်ရစ် ၃-ဆင့်ပါသော မြွေ၏ အပေါ်၌ မြွေဟုတ်-မဟုတ် မစိစစ်တော့ပဲ စိစစ်မှု၌ လျစ်လျူရှုသကဲ့သို့ မြင်အပ်ပြီးသော လက္ခဏာအရေး ၃-ပါးရှိသော ခန္ဓာ ပဉ္စကအပေါ်၌ အနိစ္စ စသောလက္ခဏာကို စိစစ်မှု၌ လျစ်လျူရှုမှုကို ရသည်။-ဟူလို။ [ရှေးနိဿယ၌ ဤ ဇီကာပါဠိကို ထည့်၍ မေးသည်။]

တတ်သည် ဖြစ်၍ဖြစ်သော။ ယာ ဥပေက္ခာ (အတ္တိ)။ အယံ၊ သည်။ တတြံ မဇ္ဈတ္တပေက္ခာ နာမ၊ မည်၏။ [ဝဟဓာတ်ကသာ ဆောင်ခြင်းအနက်ကို ဟော၍ ဝါဟဓာတ်ကား အားထုတ်ခြင်းအနက်ကို ဟော၏။ တု-ပစ္စည်း မဟုတ်၊ တ-ပစ္စည်းဖြစ်၍ ဆဋ္ဌိကံကို မငဲ့သောကြောင့် “သဟဇာတာနံ၊ တို့၏ အပေါ်၌”ဟု ပေးသည်။]

ဥပေက္ခာကော စ ဝိဟရတီတိ၊ ဟူ၍။ ဧဝံ၊ သို့။ အာဂတာ၊ သော။ (ဤပါဠိတော် စျာန်ခန်း၌ လာသော။) အဂ္ဂသုခေ၊ အမြတ်ဆုံး သုခဖြစ် သော။ [လောကီတရားတွင် တတိယစျာန်အထက် သုခ မရှိတော့သည်ဖြစ်၍ အဂ္ဂသုခ ဟု ဆိုသည်။] တသ္မိံပိ၊ ထို တတိယစျာန် ချမ်းသာ၌သော်မှလည်း။ အပက္ခပပါတဇနနိ၊ သုခအဖို့၌ ကျရောက်ခြင်းကို မဖြစ်စေတတ်သော။ ယာ ဥပေက္ခာ (အတ္တိ)။ အယံ၊ သည်။ စျာနုပေက္ခာ နာမ၊ မည်၏။ ပန၊ ကား။ ဥပေက္ခာသတိ ပါရိသုဒ္ဓိံ စတုတ္ထံ စျာနန္တိ၊ ဟူ၍။ ဧဝံ၊ သို့။ အာဂတာ၊ သော။ (ဤပါဠိတော် စျာန်ခန်း၌လာသော။) သဗ္ဗပစ္စနိကပရိသုဒ္ဓာ၊ အလုံး စုံသော ဆန့်ကျင်ဘက်တို့မှ ထက်ဝန်းကျင် စင်ကြယ်သော။ ပစ္စနိက ဝုပသမ- နေပိ၊ ဆန့်ကျင်ဘက်တရားတို့ကို ငြိမ်းစေခြင်း၌ သော်မှလည်း။ အဗျာပါရ ဘူတာ၊ ဗျာပါရမရှိသည်ဖြစ်၍ ဖြစ်သော။ ယာ ဥပေက္ခာ (အတ္တိ)။ အယံ၊ သည်။ ပါရိသုဒ္ဓုပေက္ခာ နာမ၊ မည်၏။

တတ္ထ၊ ထို ဥပေက္ခာတို့တွင်။ ဆဋ္ဌဂုံပေက္ခာ စ၊ သည်လည်းကောင်း။ ပ။ ပါရိသုဒ္ဓုပေက္ခာ စ၊ သည်လည်းကောင်း။ အတ္ထတော၊ လိုရင်းအနက်အား ဖြင့်။ (တရားကိုယ်အားဖြင့်။) ကော၊ တခုတည်းသော။ တတြံမဇ္ဈတ္တပေက္ခာဝ၊ သည်သာ။ ဟောတိ။ [ရှေးနိဿယ၌ “ကော-တူ၏”ဟု ပေးသည်။] ပန၊ ထိုသို့ပင် တတြံမဇ္ဈတ္တပေက္ခာ တခုတည်းသာ ဖြစ်ပါသော်လည်း။ တေန တေန အဝတ္ထာဘေဒေန၊ ထိုထို အခိုက်အတန့် အထူးအားဖြင့်။ အဿ၊ ဤ တတြံမဇ္ဈတ္တပေက္ခာ၏။ အယံ ဘေဒေါ၊ ဤ ဆဋ္ဌဂုံပေက္ခာ စသော အားဖြင့် ကွဲပြားခြင်းသည်။ ဟောတိ၊ ၏။ (ကော ဝိယ၊ အဘယ်ကဲ့သို့နည်း။) ကေဿာပိ၊ တယောက်တည်း ဖြစ်၍လည်း။ သတော၊ ဖြစ်သော။ သတ္တဿ၊ သတ္တဝါ၏။ ကုမာရ။ ပ။ ဝသေန၊ သတိုးသားငယ်၊ လုလင်ပျို၊ လူကြီး၊ စစ် သူကြီး၊ ရှင်ဘုရင် အစရှိသည်တို့၏ အပြားအားဖြင့်။ ဘေဒေါ ဝိယ၊ ကွဲပြား ခြင်းကဲ့သို့တည်း။ တသ္မာ၊ ကြောင့်။ တာသု၊ ထို ဥပေက္ခာတို့တွင်။ ယတ္ထ၊ အကြင်စိတ္တပွား၌။ ဆဋ္ဌဂုံပေက္ခာ၊ သည်။ ဟောတိ၊ ၏။ တတ္ထ၊ ထို စိတ္တပွား၌။ ဗောဇ္ဈဂုံပေက္ခာဒယော၊ ဗောဇ္ဈဂုံပေက္ခာ အစရှိသော ဥပေက္ခာတို့သည်။ န (ဟောန္တိ)၊ မဖြစ်ကုန်။ ယတ္ထ ဝါ ပန၊ အကြင် စိတ္တပွား၌မှလည်း။ ဗောဇ္ဈဂုံ

ပေက္ခာ။ဟောတိ။ ဧ။ တတ္ထ၊ထို စိတ္တပူပာဒိဋ္ဌိ။ ဆဋ္ဌင်္ဂပေက္ခာဒယော၊ တို့သည်။
န ဟောန္တိ။ ဣတိ၊ သို့။ (ဘေဒေါ၊ ကွဲပြားပုံကို။) ဝေဒိတဗျော၊ [ဝေဒိ
တဗျာ ဟုရှိလျှင် “ဥပေက္ခာ၊ တို့ကို။ ဝေဒိတဗျာ၊ ကုန်၏”ဟု ပေး။ ဤစကား
အရ “ဆ-ဗြ-ဗော-တ၊ ဈာနဋ္ဌိပ၊ အတ္ထ တတြာ”ဟု ဆိုကြသည်။]

စ၊ ဆက်။ တောသံ၊ ဤ ဥပေက္ခာတို့၏။ အတ္ထတော၊ အားဖြင့်။ ဧကိ-
ဘာဝေါ၊ တခုတည်း၏ အဖြစ်သည်။ ဟောတိ ယထာ၊ ကဲ့သို့။ ဝေ၊ တူ။
သင်္ခါရပေက္ခာ ဝိပဿနပေက္ခာနမ္ပိ၊ တို့၏လည်း။ (ဧကိဘာဝေါ ဟောတိ။)
ဟိ၊ မှန်၏။ သော၊ဤ ဥပေက္ခာသည်။ (တနည်း) တော၊ ဤ သင်္ခါရပေက္ခာ
ဝိပဿနပေက္ခာတို့သည်။ပညာ ဝေ၊ ပညာချည်းသာတည်း။ကိစ္စဝသေန၊ကိစ္စ၏
အစွမ်းဖြင့်။ ဒိဓာ၊ နှစ်ပါးအပြားအားဖြင့်။ ဘိန္နာ၊ ပြား၏။ (တနည်း)ဘိန္နာ၊
ပြားကုန်၏။ဟိ၊ဥပမာဆောင်ထင်အောင်ပြအံ့။ပရိသဿ၊၏။ (ဝိစိနနေ-ဋ္ဌိစပ်။)
ဝါ၊ သည်။ (ပရိယေသမာနဿ-စပ်။) သာယံ၊ ညနေချမ်းအခါ၌။ ဂေဟံ၊
အိမ်သို့။ ပဝိဋ္ဌ၊ ဝင်လာသော။ သပ္ပံ၊ မြေကို။ အဗပဒဏ္ဍံ၊ ဆိတ်ခြေသဏ္ဍာန်
ရှိသောတုတ်ကို။ (အရင်း၌ ခွပါ၍ ဆိတ်ခွါနှင့်တူသော တုတ်ကို။) ဂဟေတွာ၊
ကိုင်၍။ ပရိယေသမာနဿ၊ ရှာစဉ်။ တံ၊ ထိုမြေကို။ ထုသကောဋ္ဌာသေ၊
ဖွဲ့အစဉ်။ [အချို့ စာအုပ်၌ “ထုသကောဋ္ဌကေ”ဟု ရှိ၏။ “ဖွဲ့တိုက်၌”ဟုလည်း
ပေးကြသည်။] နိပန္နံ၊ လျောင်းနေသည်ကို။ (စင်းနေသည်ကို။ စင်းစင်းကြီး
အလျားလိုက်နေသည်ကို။) ဒိသ္မာ၊ မြင်၍။ သပ္ပေါ နု ခေါ၊ မြေလေလော၊
နော(သပ္ပေါ နု ခေါ)၊မြေမဟုတ်လေသလော။ဣတိ၊သို့။အဝလောကေန္တဿ၊
ငုံ၍ကြည့်စဉ်။ သောဝတ္ထိကတ္တယံ၊ လှပတင့်တယ်ကြောင်းဖြစ်သော လည်ရေး
သုံးဆင့်အပေါင်းကို။ ဒိသ္မာ၊မြင်ရ၍။ နိဗ္ဗေမတိကဿ၊ ယုံမှား မရှိတော့သည်ဖြစ်
၍။ (မြေအစစ် ဟုဆုံးဖြတ်ပြီးဖြစ်၍။) သပ္ပော၊ မြေလေလော။ နု သပ္ပော၊မြေ
မဟုတ်လေသလော။ ဣတိ၊ သို့။ ဝိစိနနေ၊ စူးစမ်း ဆင်ခြင်ခြင်း၌။ မဇ္ဈတ္တတာ၊
အလယ်အလတ်၌တည်သော သဘောရှိသူ၏အဖြစ်သည်။ ဝါ၊ လျစ်လျူရှုတတ်
သူ၏ အဖြစ်သည်။ဟောတိ ယထာ၊ ကဲ့သို့။ ဝေမေဝ၊ သာလျှင်။ အာရဒ္ဓ
ဝိပဿကဿ၊ အားထုတ်အပ်ပြီးသော ဝိပဿနာ ရှိသော ပုဂ္ဂိုလ်၏။ ဝိပဿနာ

၁။ သောဝတ္ထိကတ္တယံ။ ။သုဝတ္ထိဟူသော ပါဠိသည် “သုတ္တိ” ဟူသော သက္ကတမှ
လာ၏။ ထိုပုဒ်ကို အဗျယပုဒ်ဟုဆို၏။ “သု+အတ္တိ”ဟု ခွဲ၍ “သုဘာယ+ဟိတံ၊ တင့်
တယ်ခြင်း၏ စီးပွား”ဟု သဒ္ဓတ္ထဖြစ်၏။ ခေမ၊ အာသိသ၊ ပုဏ္ဏံ စသော အနက်များကို
ဟော၏။ မင်္ဂလာအနက်ကိုလည်း ဟော၏။ မြေ၌ လည်ရေးသုံးဆင့်သည် လှပတင့်တယ်
ခြင်း၏ အကြောင်းဖြစ်ရကား သုတ္တိ (သုဝတ္ထိ) မည်၏။ သုတ္တိ ဣကဇ္ဇည်းသက်၍
“သောဝတ္ထိက”ဟု ဖြစ်သည်။

ဉာဏော၊ ဖြင့်။ လက္ခဏတ္တယေ၊ လက္ခဏာ ၃-ပါးအပေါင်းကို။ ဒိဋ္ဌေ၊ မြင်အပ်
ပြီးသော်။ သင်္ခါရာနံ၊ တို့၏။ အနိစ္စဘာဝါဒိ ဝိစိနနေ၊ အနိစ္စ အစရှိသည်အဖြစ်
ကို စိစစ်ခြင်း၌။ ယာ မဇ္ဈတ္တတာ၊ သည်။ ဥပ္ပဇ္ဇတိ။ အယံ၊ ဤ မဇ္ဈတ္တတာ
သည်။ ဝိပဿနုပေက္ခာ၊ မည်၏။

ပန၊ ဆက်။ တဿ ပုရိသဿ၊ ၏။ ဝါ၊ သည်။ (ပရိယေသတော ဂဟဏေ-
တို့၌ စပ်။) အဇပဒဒဏ္ဍကေန၊ ဆိတ်ခြေသဏ္ဍာန်ရှိသော တုံတဖြင့်။ ဂါဠံ၊
မြဲမြံစွာ။ သပုံ၊ ကို။ ဂဟေတွာ၊ ကိုင်၍။ ကိန္တိ၊ အဘယ်သို့လျှင်။ အဟံ၊
သည်။ ဣမံ သပုံ၊ ကို။ အဝိဟေဋ္ဌေန္တော၊ မညှဉ်းဆဲ။ အတ္တာနုဉ္စ၊ မိမိကိုလည်း။
ဣမိနာ၊ ဤမြေသည်။ ဝါ၊ ကို။ အသုသာပေန္တော၊ မကိုက်စေပဲ။ မုဉ္ဇေယျံ၊
လွတ်ရပါအံ့နည်း။ ဣတိ၊ သို့။ မုဉ္ဇနာကာရမေဝ၊ လွတ်ခြင်းဟူသော အခြင်း
အရာကိုပင်။ (လွတ်ဖို့ရန် အခြင်းအရာကိုပင်။) ပရိယေသတော၊ ရှာစဉ်။ ဝါ၊
ရှာသော။ (တဿ ပုရိသဿ၊ ၏။) ဂဟဏေ၊ ဖမ်းကိုင်ခြင်း၌။ မဇ္ဈတ္တတာ၊
သည်။ ဟောတိ ယထာ၊ ကဲ့သို့။ ဝေမေဝ။ လက္ခဏတ္တယဿ၊ လက္ခဏာ ၃-
ပါးအပေါင်း၏။ ဝါ၊ ကို။ ဒိဋ္ဌတ္တာ၊ မြင်အပ်ပြီး၏အဖြစ်ကြောင့်။ အာဒိတ္ထေ
ဝိယ၊ လွန်စွာတောက်လောင်သော မီးပုံ ၃-ပုံနှင့်တူကုန်သော။ တယော ဘဝေ၊
၃-ဘဝတို့ကို။ (ကာမ၊ ရူပ၊ အရူပဘဝတို့ကို။) ပဿတော၊ မြင်နေရသော
ပုဂ္ဂိုလ်၏။ သင်္ခါရဂ္ဂဟဏေ၊ သင်္ခါရတို့ကို အာရုံပြုသောအားဖြင့် ယူခြင်း၌။ ယာ
မဇ္ဈတ္တတာဟောတိ။ အယံ၊ ဤ မဇ္ဈတ္တတာသည်။ သင်္ခါရပေက္ခာ၊ မည်၏။ ဣတိ၊
သို့။ ဝိပဿနုပေက္ခာယ၊ သည်။ သိဒ္ဓာယ၊ ပြီးလတ်သော်။ သင်္ခါရပေက္ခာပိ၊ သည်
လည်း။ သိဒ္ဓာဝ၊ ပြီးတော့သည်သာ။ ဟောတိ။ ပန၊ ထိုသို့ပင် ပြီးပါသော်
လည်း။ သော၊ ဤ ဥပေက္ခာသည်။ ဝိစိနနဂ္ဂဟဏေသု၊ စူးစမ်းရှာဖွေခြင်း ယူ
ခြင်းတို့၌။ မဇ္ဈတ္တသင်္ခါတေန၊ လျစ်လျူရှုတတ်သည်၏ အဖြစ် ဟု ဆိုအပ်သော။
ဣမိနာ ကိစ္စေန၊ ဤကိစ္စအားဖြင့်။ ဒွိဓာ၊ အားဖြင့်။ ဘိန္နာ၊ ပြား၏။ ဣတိ၊
ဤသို့ မှတ်အပ်၏။ ပန၊ ကား။ ဝီရိယုပေက္ခာ၊ သည်လည်းကောင်း။ ဝေဒ-
နုပေက္ခာ စ၊ သည်လည်းကောင်း။ အညမညဉ္စ၊ အချင်းချင်းလည်းကောင်း။
(မိမိတို့ ၂-ပါးချင်းလည်းကောင်း။) အဝသေသာဟိ စ၊ ကြွင်းသောဥပေက္ခာ
တို့နှင့်လည်းကောင်း။ အတ္ထတော၊ အားဖြင့်။ ဘိန္နာယေဝ၊ ကဲ့ပြားသည်သာ။
ဣတိ၊ ဤသို့ မှတ်အပ်၏။

ဒသသု၊ ကုန်သော။ ဣမာသု ဥပေက္ခာသု၊ တို့တွင်။ ဈာနုပေက္ခာ၊ သည်။
ဣမ၊ ဤ တတိယဈာန်၌။ အဓိပ္ပေတာ၊ ၏။ သာ၊ ထို ဈာနုပေက္ခာသည်။
မဇ္ဈတ္တလက္ခဏာ၊ အလယ်အလတ်၌ တည်သောသဘောရှိသည်၏ အဖြစ်ဟူသော
လက္ခဏာရှိ၏။ အနာဘောဂရသာ၊ ပဏိတသုခ၌သော်မှ နှလုံးမသွင်းခြင်း

ကိစ္စရှိ၏။ အဗျာပါရ ပစ္စုပဋ္ဌာနာ၊ ပဏီတသုခ၌ ကြောင့်ကြမစိုက်သည်၏ အဖြစ်ဖြင့် ယောဂီတို့ဉာဏ်အား ရှေးရှုထင်လာ၏။ ဝါ၊ သမ္ပယုတ်တရားတို့ကို ပဏီတသုခ၌ ကြောင့်ကြမစိုက်ခြင်းဟူသော အကျိုးကို ဖြစ်စေတတ်၏။ ပီတိ ဝိရာဂပဒဋ္ဌာနာ၊ ပီတိ၌ စက်ဆုပ်ခြင်း (လွန်မြောက်ခြင်း) လျှင် နီးစွာသော အကြောင်းရှိ၏။ ဣတိ၊ ဤသို့ မှတ်အပ်၏။

တ္ထေ၊ ဤ ဥပေက္ခကော စ ပုဒ်အဖွင့်၌။ (ဌတော စောဒကော အာဟါကံ။) စ၊ စောဒနာပါဠိးအံ။ အယံ၊ ဤ ဈာနပေက္ခာသည်။ အတ္ထတော၊ အနက် သဘောအားဖြင့်။ (တရားကိုယ်အားဖြင့်။) တတြမဇ္ဈတ္တပေက္ခာဝ၊ သည်သာ။ ဟောတိ၊ ၏။ သာ စ၊ ထိုတတြမဇ္ဈတ္တပေက္ခာသည်လည်း။ ပဌမ ဒုတိယဇ္ဈာနေ- သပိ၊ တို့၌လည်း။ အတ္တိ၊ ၏။ တသ္မာ၊ ကြောင့်။ (ထိုသို့တတြမဇ္ဈတ္တပေက္ခာ၏ ပဌမဈာန် ဒုတိယဈာန်တို့၌လည်း ရှိသည်၏အဖြစ်ကြောင့်။) တတြာပိ၊ ထို ပဌမဈာန် ဒုတိယဈာန်တို့၌လည်း။ ဥပေက္ခကော စ ဝိဟရတီတိ၊ ဟူ၍။ ဧဝံ၊ သို့။ အယံ၊ ဤ တတြမဇ္ဈတ္တပေက္ခာသည်။ ဝါ၊ ကို။ ဝတ္တဗ္ဗာ၊ ဟောတော်မူ ထိုက်သည်။ သိယာ နန၊ ဖြစ်ရာသည်မဟုတ်ပါလော။ [ဤ သိယာကျမှ အဘောဂဝါကျဆုံး၍ နနနှင့် တံသည်။] အထ၊ ထိုသို့ဖြစ်ပါလျက်။ ကသ္မာ၊ ကြောင့်။ သာ၊ ထို တတြမဇ္ဈတ္တပေက္ခာကို။ (ဘဂဝတာ) န ဝုတ္တာ။ ဣတိ၊ သို့။ (အာဟ။) ဣတိ၊ ဤကား စောဒနာတည်း။ အပရိပျတ္တကိစ္စတော၊ မထင်ရှားသော ကိစ္စရှိသည်၏ အဖြစ်ကြောင့်။ (န ဝုတ္တာ။) ဟိ၊ ခဲ့။ တဿာ၊ ထို တတြမဇ္ဈတ္တပေက္ခာ၏။ တတ္ထ၊ ထို ပဌမဈာန် ဒုတိယဈာန် တို့၌။ ကိစ္စံ၊ ကိစ္စသည်။ အပရိပျတ္တံ၊ မထင်ရှား။ (ကသ္မာ၊ နည်း။) ဝိတက္ကာဒိဟိ၊ ဝိတက် အစရှိသည်တို့သည်။ (အာဒိဖြင့် ဝိစာရ၊ ပီတိတို့ကို ယူ။) အဘိဘူတတ္တာ၊ လွမ်းမိုးအပ်ကုန်သည်၏ အဖြစ်ကြောင့်တည်း။ ပန၊ ကား။ ဣမ၊ ဤ တတိယဈာန်၌။ အယံ၊ ဤ တတြမဇ္ဈတ္တပေက္ခာကို။ (ဝုတ္တာ-၌ စပ်။) ဝါ၊ သည်။ (ဇာတာ-၌ စပ်။) ဝိတက္က ဝိစာရပီတိဟိ၊ တို့သည်။ အနဘိဘူတတ္တာ၊ ကြောင့်။ ဥက္ခိတ္တ သိရာ ဝိယ၊ မြောက်ချီအပ်သော ဦးခေါင်း ရှိသကဲ့သို့။ (ဦးခေါင်း မော်နေသကဲ့သို့။) ဟုတော၊ ၍။ ပရိပျတ္တကိစ္စာ၊ ထင် ရှားသော ကိစ္စရှိသည်။ ဇာတာ၊ ဖြစ်ပြီ။ တသ္မာ၊ ကြောင့်။ (ထိုသို့ ထင်ရှား သော ကိစ္စရှိသည်၏ အဖြစ်ကြောင့်။) ဝုတ္တာ၊ ပြီ။ ဣတိ၊ ဤကား အဖြေ တည်း။ ဥပေက္ခကော စ ဝိဟရတီတိ တေဿ၊ ဟူသော ဤပုဒ်၏။ သဗ္ဗသော၊ အလုံးစုံအားဖြင့်။ အတ္ထဝဏ္ဏနာ၊ အနက်အဖွင့်သည်။ နိဋ္ဌတာ၊ ပြီ။

ဣဒါနိ၊ ဌ။ သတော စ သမ္ပဇာနေတိ တ္ထေ၊ ပါဌ်၌။ (အတ္ထဝဏ္ဏနာ၊ ကို။ ဝုစ္စတိ၊ ၏။) သရတိ၊ အောက်မေ့တတ် မှတ်တတ်၏။ ဣတိ၊ သတော၊ သတ

မည်၏။ သမ္မဇာနာတိ၊ ကောင်းစွာအပြားအားဖြင့် သိတတ်၏။ ဣတိ။ သမ္မဇာနော-နမည်၏။ ပုဂ္ဂလေန၊ ပုဂ္ဂိုလ်ဖြင့်။ (ပုဂ္ဂလာဓိဋ္ဌာန်ဖြင့်။) သတိ စ၊ သတိကိုလည်းကောင်း။ သမ္မဇညဉ္ဇ၊ ကိုလည်းကောင်း။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ တတ္ထ၊ ထို သတိ သမ္မဇည ၂-ပါးတို့တွင်။ သတိ၊ သတိသည်။ သရဏလက္ခဏာ၊ သိမှတ်ခြင်း လက္ခဏာရှိ၏။ အသံမုဿနရသံ၊ မေ့လျော့ပျောက်ပျက်ခြင်း၏ ဆန့်ကျင်ဘက် ကိစ္စရှိ၏။ အာရက္ခပစ္စုပဋ္ဌာနာ၊ ကိလေသာတို့မှ စောင့်ရှောက်တတ်သည်၏ အဖြစ်ဖြင့် ယောဂီတို့ဉာဏ်အား ရှေးရှုထင်လာ၏။ ဝါ၊ ကိလေသာတို့မှ စောင့်ရှောက်ခြင်းအကျိုးကို ဖြစ်စေတတ်၏။ သမ္မဇညံ၊ သည်။ အသမ္မောဟလက္ခဏံ၊ သမ္မောဟ၏ ဆန့်ကျင်ဘက် လက္ခဏာရှိ၏။ [အသမ္မုယုနံ အသမ္မောဟော၊ သမ္မဒေဝ ပဇာနနံ၊ သမ္မောဟပဋိပက္ခော ဝါ။] တီရဏရသံ၊ ဆုံးဖြတ်ခြင်း ကိစ္စရှိ၏။ [တီရဏံ ကိစ္စဿ ပါရဂမနံ-ကိစ္စ၏ပြီးဆုံးခြင်းသို့ ရောက်ခြင်း။] ပဝိစယပစ္စုပဋ္ဌာနံ၊ စူးစမ်းစိစစ်ခြင်း သဘောတရားဟု ယောဂီတို့ဉာဏ်အား ရှေးရှုထင်လာ၏။

တတ္ထ၊ ထို သတော သမ္မဇာနော ဟူသော ပါဠိ၌။ (စောဒနာသောဓနာ-နယော ဧဝံ ဝေဒိတဗျော။) [ရှေးနိဿယ၌ “တတ္ထ၊ ထိုစျားတို့တွင်” ဟု စွဲ၏။] ဣဒံ သတိသမ္မဇညံ၊ သည်။ ပုရိမဇ္ဈာနေသုပိ၊ ရှေးစျားတို့၌လည်း။ ကိဉ္ဇာပိ အတ္တိ၊ အကယ်၍ကား ရှိပါပေ၏။ ဟိ၊ မှန်၏။ (တနည်း) ဟိ ယသ္မာ၊ ကြောင့်။ မုဋ္ဌသတိဿ၊ ပျောက်ကင်းသော သတိရှိသော။ အသမ္မဇာနဿ၊ ကောင်းစွာ အပြားအားဖြင့် မသိသောပုဂ္ဂိုလ်၏ (သန္တာန်၌)။ ဥပစာရဇ္ဈာနမတ္တမ္ပိ၊ ဥပစာရစျားမျှသော်မှလည်း။ န သမ္မဇတိ၊ မပြီးစီးနိုင်တုံသေး၏။ [ပါရာဇိကဏ် အဋ္ဌကထာ၌ “ဥပစာရဇ္ဈာနမတ္တမ္ပိ” ဟု ရှိသည်။] အပ္ပနာ၊ အပ္ပနာစျားသည်။ ပဂေဝ၊ ရှေးဦးမဆွ အစကပင်။ န သမ္မဇတိ၊ နိုင်။ (တနည်း-အပ္ပနာ၊ သည်။ ပဂေဝ၊ အဘယ်မှာ ပြီးစီးနိုင်ပါအံ့နည်း။) တသ္မာ၊ ကြောင့်။ (ထိုသို့ မုဋ္ဌသတိ အသမ္မဇာနပုဂ္ဂိုလ်မှာ အပ္ပနာစျားကို မဆိုထားဘိ ဥပစာရစျားကိုသော်မှလည်း မပြီးစီးနိုင်သည်၏ အဖြစ်ကြောင့်။) ဣဒံ သတိသမ္မဇညံ၊ သည်။ ပုရိမဇ္ဈာနေသုပိ၊ တို့၌လည်း။ ကိဉ္ဇာပိ အတ္တိ၊ အကယ်၍ကား ရှိပါပေ၏။ [ပြန်လှည့်စပ်သည်။] ပန၊ ထိုသို့ပင် ရှိပါသော်လည်း တေသံ စျားနာနံ၊ ထို ရှေးစျားတို့၏။ သြဋ္ဌာရိကတ္တာ၊ ကြမ်းတမ်းကုန်သည်၏ အဖြစ်ကြောင့်။ ဘူမိယံ၊ ၌။ ပုရိသဿ၊ ၏။ ဂတိ၊ သွားရခြင်းသည်။ သုခါ ဝိယ၊ လွယ်ကူသကဲ့သို့။ (တထာ၊ တူ။) စိတ္တဿ၊ ၏။ ဂတိ၊ ဖြစ်ရခြင်းသည်။ သုခါ၊ သည်။ ဟောတိ။ တတ္ထ၊ ထို ရှေးစျားတို့၌။ သတိသမ္မဇညကိစ္စံ၊ သည်။ အဗျတ္တံ၊ မထင်ရှား။ ပန၊ အနွယ် ကား။ (တနည်း) ပန၊ အဖို့တပါးကား။ ဣမဿ

ဈာန်နာယ၊ ဤ တတိယဈာန်၏။ သြဋ္ဌာရိကင်္ဂပုဟာနေန၊ ကြမ်းတမ်းသော ဈာန်အင်္ဂါတို့ကို ပယ်ပြီးခြင်းကြောင့်။ ဝါ၊ ပြီးသည့်အတွက်။ သုခမတ္တာ၊ နူးညံ့သည်၏အဖြစ်ကြောင့်။ ပုရိသဿ၊ ။ ခုရဓာရာယံ၊ သင်္ခန်းသွား၌။ (သမိပယူပစာ၊ သင်္ခန်းသွားအနီး၌-ဟူလို။) ဂတိ ဝိယ၊ သွားရခြင်းကဲ့သို့။ (တထာ၊ တူ။) သတိသမ္ပုဗ္ဗပရိဂ္ဂဟိတာယေဝ၊ သတိသမ္ပုဗ္ဗဖြင့် သိမ်းဆည်းအပ်သည်သာလျှင် ဖြစ်သော။ စိတ္တဿ၊ ။ ဂတိ၊ ဖြစ်ရခြင်းကို။ ဣစ္ဆိတဗ္ဗာ၊ အလိဂ္ဂိထိုက်၏။ ဣတိ၊ ကြောင့်။ (ထိုသို့ ဤဈာန်၏ နူးညံ့သည့်အတွက် သတိသမ္ပုဗ္ဗဖြင့် သိမ်းဆည်းအပ်သော စိတ်၏ဖြစ်ခြင်းကို အလိဂ္ဂိထိုက်သည်၏ အဖြစ်ကြောင့်။) ဣဓေဝ၊ ဤ တတိယဈာန်၌သာ။ ဣဒံ၊ ဤ သတိသမ္ပုဗ္ဗကို။ ဝုတ္တံ၊ ပြီး။

ကိဉ္ဇ၊ သည်သာ မကသေး။ ဘိယျော၊ ထိုထက်အလွန် ရှိသေး၏။ [ဘိယျော၊ ထို့ထက်အလွန် ဆိုးဖွယ်သည်။ ကိဉ္ဇ၊ အဘယ်နည်း။ (ရှေးနိဿယ။)] ဓေနုပဂေါ၊ အမိနွားမသို့ ကပ်တတ်သော။ ဝစ္ဆော၊ နွားငယ်သည်။ ဓေနုတော၊ မှ။ အပနိတော၊ ဖယ်အပ်သည်။ (ဟုတော။) အရက္ခိယမာနော၊ မစောင့်ရှောက်အပ်သော်။ ပုနဒေဝ၊ တဖန်သာလျှင်။ ဓေနံ၊ သို့။ ဥပဂစ္ဆတိ ယထာပိ၊ ကပ်ရောက်သကဲ့သို့လည်း။ ဝေ၊ တူ။ ဣဒံ တတိယဈာန်သုခံ၊ သည်။ ပီတိတော၊ မှ။ အပနိတံ၊ ဖယ်အပ်သည်။ (သမာနံ) ပိ၊ သော်လည်း။ [ပါရာဇိကဏ်၌ “တံ” မပါ။] သတိသမ္ပုဗ္ဗာရက္ခေန၊ သတိသမ္ပုဗ္ဗတည်းဟူသော အစောင့်အရှောက်ဖြင့်။ အရက္ခိယမာနံ၊ မစောင့်ရှောက်အပ်သော်။ ပုနဒေဝ ပီတိ ဥပဂစ္ဆယျ။ ပီတိသမ္ပုဗ္ဗတ္ထမေဝ၊ ပီတိသမ္ပုဗ္ဗတ္ထ ဒုတိယဈာန်သည်သာ။ သိယာ၊ ဖြစ်ရာ၏။ (ဤကား ပီတိ ဥပဂစ္ဆယျကို အဓိပ္ပာယ် ထပ်ပြခြင်းတည်း။) ဝါ၊ သည်သာမကသေး။ သုခေပိ၊ သုခ၌လည်း။ သတ္တာ၊ သတ္တဝါတို့သည်။ သာရဇ္ဇန္တိ၊ လွန်စွာတပ်မက်ကြကုန်၏။ ဣဒဉ္စ၊ ဤ တတိယဈာန်သည်လည်း။ အတိမဓုသုခံ၊ အလွန်ချိုမြိန်သော သုခရှိ၏။ [အချို့ စာအုပ်၌ “အတိမဓုရံ သုခံ” ဟု ရှိ၏။] (ကသ္မာ၊ ကြောင့်နည်း။) တတော၊ ထို တတိယဈာန်မှ။ ပရံ၊ နောက်၌။ သုခါဘာဝါ၊ သုခ၏ မရှိတော့ခြင်းကြောင့်တည်း။ ပန၊ ဆက်။ ဧတ္ထ သုခေ၊ ဤ တတိယဈာန် ချမ်းသာ၌။ သတိသမ္ပုဗ္ဗာနုဘာဝေန၊ သတိသမ္ပုဗ္ဗ၏ အစွမ်းကြောင့်။ အသာရဇ္ဇနာ၊ မတပ်မက်ခြင်းသည်။ ဟောတိ၊ အညထာ၊ တပါးသော အကြောင်းကြောင့်။ (အသာရဇ္ဇနာ၊ သည်။) နော ဟောတိ၊ ဖြစ်သည်မဟုတ်။ ဣတိ၊ ကြောင့်။ ဣမမ္ပိ အတ္ထဝိသေသံ၊ ဤ အနက်အဓိပ္ပာယ် အထူးကိုလည်း။ (သတိသမ္ပုဗ္ဗ၏ အာနုဘော်ကြောင့်သာ အသာရဇ္ဇန မဖြစ်ခြင်းဟူသော အနက် အဓိပ္ပာယ် အထူးကိုလည်း။) ဒသေတုံ၊ ပြတော်မူ

ခြင်းငှာ။ ဣဒံ၊ ဤ သတိသမ္ပဇဉ်ကို။ ဣဓေဝ၊ ဤ ဟတိယဇ္ဈာန်၌သာ။ ဝါ၊ ကျမှသာ။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ ဣတိ၊ သို့။ ဝေဒိတဗ္ဗံ၊ ၎င်း။

ဣဒါနိ၊၌။ သုခဉ္စကာယေန ပဋိသံဝေဒေတီတိ ဧတ္ထ၊ ပါဠိ၌။ (စောဒနာ သောဓနာနယော ဧဝံ ဝေဒိတဗ္ဗော။) တတိယဇ္ဈာန်သမင်္ဂီနော၊ တတိယဇ္ဈာန်နှင့် ပြည့်စုံသောပုဂ္ဂိုလ်၏။ သုခပုဋိသံဝေဒနာဘောဂေါ၊ သုခကိုခံစားခြင်း၌ နှလုံး သွင်းမှုသည်။ ကိဉ္စာပိ နတ္ထိ၊ အကယ်၍ကား မရှိပါပေ။ ဧဝံ သန္တေပိ၊ ဤသို့ပင် ဖြစ်ပါသော်လည်း။ (ဤသို့ သုခကိုခံစားခြင်း၌ နှလုံးသွင်းမှု မရှိပါသော်လည်း။ သမ္ပယုတ္တံ သုခံ-၌လည်းကောင်း၊ သုခံ ပဋိသံဝေဒေယျ-၌လည်းကောင်း စပ်။) ယသ္မာ၊ ကြောင့်။ တဿ၊ ထို တတိယဇ္ဈာန်သမင်္ဂီပုဂ္ဂိုလ်၏။ နာမကာယေန၊ နာမကာယနှင့်။ သမ္ပယုတ္တံ၊ ယှဉ်သော။ သုခံ၊ သည် (အတ္ထိ။) [တသ္မာ၊ ကြောင့်။ (ထိုသို့တတိယဇ္ဈာန်သမင်္ဂီပုဂ္ဂိုလ်၏ နာမကာယသမ္ပယုတ္တသုခ ရှိသည်၏ အဖြစ် ကြောင့်။) တေမတ္ထံ၊ ဤအနက်ကို။ (နာမကာယ သမ္ပယုတ္တသုခ ရှိ၏ဟူသော ဤ အနက်ကို။) ဒသေန္တော၊ သည်။ (ဟုတော။) သုခဉ္စကာယေန ပဋိသံဝေဒေတီတိ၊ ဟူ၍။ အာဟ၊ ဟောတော်မူပြီ။] ဝါ၊ တနည်း။ (နာမကာယ သမ္ပယုတ္တံ၊ နာမကာယနှင့် ယှဉ်သော။ ယံ တံ သုခံ၊ အကြင်သို့သော ထိုသုခသည်။ (အတ္ထိ။) အဿ၊ ထို တတိယဇ္ဈာန်သမင်္ဂီပုဂ္ဂိုလ်၏။ တံသမုဋ္ဌာနေန၊ ထို သုခ ဟူသော ဖြစ်ကြောင်းရှိသော။ အတိပဏီတေန၊ အလွန်မြတ်သော။ ရူပေန၊ စိတ္တဇရုပ်သည်။ ရူပကာယော၊ ရူပကာယကို။ ယသ္မာ၊ ကြောင့်။ ဖုဋ္ဌော၊ ဖုဋ္ဌာအပ်၏။ ယဿ၊ ယင်း ရူပကာယ၏။ [ပါရာဇိကဏ်၌ “ယဿ” ဟု ရှိသည်။] ဖုဋ္ဌတ္တာ၊ ဖုဋ္ဌာအပ်သည်၏ အဖြစ်ကြောင့်။ ဈာနာ၊ မှ။ ဝုဋ္ဌိတော၊ ထပြီးသည်။ သမာနောပိ၊ ဖြစ်ပါသော်လည်း။ (ပိဖြင့်၊ ဈာန်ဝင်စားခိုက်ကို ဆည်း သည်။) သုခံ၊ ကို။ ပဋိသံဝေဒေယျ၊ ခံစားရာ၏။ တသ္မာ၊ ကြောင့်။ (ထိုသို့ အတိပဏီတရုပ်သည် ရူပကာယ၏ တွေ့ထိအပ်သည်၏ အဖြစ်ကြောင့်။) တေမတ္ထံ၊ ကို။ (အတိပဏီတရုပ်သည် ရူပကာယကို တွေ့ထိအပ်သည့်အတွက် ဈာန်မှထ

၁။ ဖုဋ္ဌော-ဖုဋ္ဌော။ ။ပါဠိ ၂-ထွေ ရှိရာဝယ် “ဖုဋ္ဌော” ပါဠိကို အသင့်ဟု ယူဆ၍ ပါရာဇိကဏ်ဘာသာဒီကာ၌ ပြခဲ့ပြီ။ ဧကအင်္ဂုတ္တိရ် ကာယဂတာသတိဝဂ် “စေတသာ ဖုဋ္ဌော” ဟူသော ပါဠိတော်၌ကား “စေတသာဖုဋ္ဌောတိ ဧတ္ထ ဒုဝိဓံ ဖရဏံ အာပေါ ဖရဏဉ္စ ဒိဗ္ဗစက္ခ၊ ဖရဏဉ္စ။ ပ။ အာပေန ဖရဏံ” ဟု အဋ္ဌကထာ၌လည်းကောင်း၊ “စေတ- သာ ဖုဋ္ဌောဘိ စိတ္တေန ဖရိတော” ဟု ဒီကာ၌လည်းကောင်း ဖွင့်၏။ ထိုအလိုအားဖြင့် “ဖရဓာတ်-တပစ္စည်း၊ ဖ-၏ အ-ကို ဥ၊တ-ကို ဋ-ပြု၍ “ဖုဋ္ဌော” ပါဠိက သာ၍ သင့် မြက်ဖွယ်ရှိပါသည်။

သော်လည်း ချမ်းသာကိုခံစားရာ၏ဟူသော ဤအနက်ကို။) ဒေသေန္တော၊ သည်။ (ဟုတော။) သုခဉ္စ ကာယေန ပဋိသံဝေဒေတီတိ၊ ဟူ၍။ အာဟ၊ ပြီ။

ဣဒါနိ၊ ဤ။ ယံ တံ အရိယာ။ပ။ သုခဝိဟာရီတိ ဧတ္ထ၊-ရီ ဟူသော ဤ ပါဠိ၌။ (ဝေဒိတဗျာ-၌ စပ်။) ယံ ဈာနဟေတု-ယံ ဈာနကာရဏာ၊ အကြင် ဈာန်ဟူသော အကြောင်းကြောင့်။ တံ တတိယဇ္ဈာနသမင်္ဂီပုဂ္ဂိုလံ၊ ထို တတိယ ဈာန်နှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို။ ဗုဒ္ဓာဒယော၊ ကုန်သော။ အရိယာ၊ အရိယာတို့ သည်။ အာစိက္ခန္တိ၊ ပြောဆိုကြကုန်၏။ ဒေသေန္တိ၊ ညွှန်ပြကြကုန်၏။ ပညပေန္တိ၊ ပညတ်ကြကုန်၏။ ဝါ၊ အပြားအားဖြင့် သိစေကြကုန်၏။ ပဋ္ဌပေန္တိ၊ အပြား အားဖြင့် ထားကြကုန်၏။ ဝိဝရန္တိ၊ အကျယ် ဖွင့်ကြကုန်၏။ ဝိဘဇန္တိ၊ ဝေဖန် ကြကုန်၏။ ဥတ္တာနိ ကရေန္တိ၊ ပေါ်လွင်အောင် ပြုကြကုန်၏။ ပကာသေန္တိ၊ ထင်ရှား ပြကြကုန်၏။ ပသံသန္တိ၊ ချီးမွမ်းကြကုန်၏။ ဣတိ၊ ကား။ အဓိပ္ပာ- ယော၊ အဋ္ဌကထာဆရာ၏ အလိုတည်း။ ကိန္တိ၊ အဘယ်သို့လျှင်။ (အာစိက္ခန္တိ၊ ကုန်သနည်း။) ဥပေက္ခကော သတိမာ သုခဝိဟာရီတိ၊ ဥ။ပ။ရီ-ဟူ၍။ (အာ စိက္ခန္တိ၊ ကုန်၏။) တတိယံ၊ သော။ တံ ဈာနံ၊ သို့။ ဥပသမ္ပုဇ္ဇေ၊ ၍။ ဝိဟရတိ၊ ၍။ ဣတိ ဧဝံ၊ သို့။ အတ္ထယောဇနာ၊ အနက်ပုဒ်တို့ကို ယှဉ်စေခြင်းကို။ ဝေဒိတဗျာ၊ ၍။

ပန၊ ပရိဟာရ။ပ။ဦးအံ။ ကသ္မာ။ နံ၊ ထို တတိယဇ္ဈာနသမင်္ဂီပုဂ္ဂိုလ်ကို။ [ပါရာဇိကဏ်၌ “တံ” ဟု ရှိ၏။] တေ၊ ထို အရိယာတို့သည်။ ဧဝံ။ ပသံသန္တိ၊ ကုန်သနည်း။ ဣတိ၊ ဤကား အမေးတည်း။ ပသံသာရဟတော၊ ချီးမွမ်းထိုက် သည်၏ အဖြစ်ကြောင့်။ (နံ တေ ဧဝံ။ပသံသန္တိ၊ ကုန်၏။ ဣတိ၊ ဤကား အဖြေ တည်း။) ဟိ၊ ချဲ့။ အယံ၊ ဤ တတိယဇ္ဈာနသမင်္ဂီပုဂ္ဂိုလ်သည်။ ယသ္မာ။ အတိ မဓုရသုခေ၊ အလွန်ချိုမြိန်သော သုခရှိသော။ သုခပါရမိပုတ္တေ၊ သုခ၏ အလွန် ဆုံး အပိုင်းအခြားသို့ ရောက်နေသော။ တတိယဇ္ဈာနေပိ၊ ၌သော်မှလည်း။ ဥပေက္ခကော၊ အသင့်အားဖြင့် ရှုတတ်၏။ တတ္ထ၊ ထို တတိယဈာန်၌။ သုခါဘိ- သင်္ဂေန၊ သုခ၌ ငြိကပ်တတ်သော တဏှာသည်။ န အာကမ္ဘိယတိ၊ မဆွဲငင်အပ်။ ဝါ၊ နိုင်။ စ၊ သည်သာ မကသေး။ ယထာ၊ အကြင် အခြင်းအရာအားဖြင့် ဖြစ် လတ်သော်။ ပီတိ၊ ပီတိသည်။ န ဥပ္ပုဇ္ဇတိ၊ မဖြစ်။ ဧဝံ၊ ပီတိမဖြစ်နိုင်လောက် အောင်သော ဤ အခြင်းအရာအားဖြင့်။ ဥပဋ္ဌိတသတိတာယ၊ ကပ်၍တည်သော သတိရှိသည်၏ အဖြစ်ဖြင့်။ (ဝိသေသန။) သတိမာ၊ သတိရှိ၏။ စ၊ သည်သာ မကသေး။ ယသ္မာ။ အရိယကန္တံ ဧဝံ၊ အရိယာတို့ နှစ်သက်အပ်သည်သာလျှင် ဖြစ်သော။ အရိယဇနသေဝိတမေဝ စ၊ အရိယာတို့ မှီဝဲအပ်သည်သာလျှင်လည်း

ဖြစ်သော။ အသံကိုလိဋ္ဌိ၊ ကိလေသာတို့သည် မပူလောင်အပ် မနှိပ်စက် အပ်
 သော။ ဝါ၊ ကိလေသာတို့ဖြင့် မညစ်နွမ်းသော။ သုခံ။ နာမကာယေန၊
 ဖြင့်။ ပဋိသံဝေဒေတိ၊ ခံစား၏။ တဿှာ။ ပသံသာရဟော၊ ၏။ ဣတိ
 (တဿှာ) ပသံသာရဟတော၊ ဤသို့ ချီးမွမ်းထိုက်သည်၏ အဖြစ်ကြောင့်။
 နံ၊ ထို တတိယဇ္ဈာနသမဂီပုဂ္ဂိုလ်ကို။ အရိယာ။ ဧဝံ၊ ဤဆိုအပ်ပြီးသော နည်း
 ဖြင့်။ ပသံသာရဟတောတုတုတေ၊ ချီးမွမ်းထိုက်သူ၏ အကြောင်းဖြစ်၍ဖြစ်ကုန်
 သော။ [ပါရာဇိကဏ်၌ “ပသံသာရဟတုတုတေ”ဟု ရှိ၏။] တေ ဂုဏေ၊
 ထို ဂုဏ်တို့ကို။ ပကာသေန္တာ၊ ကုန်လျက်။ ဥပေက္ခကော သတိမာ သုခ-
 ဝိဟာရိတိ၊ ဟူ၍။ ပသံသန္တိ၊ ဣတိ ဝေဒိတဗ္ဗံ။

တတိယန္တိ၊ ကား။ ဂဏနာနုပုဗ္ဗတာ၊ ဖြင့်။ တတိယံ၊ သော။ (တနည်း)
 တတိယန္တိ ဧတ္ထ၊ ၌။ တတိယံ၊ တတိယ ဟူသည်။ ဂဏနာနုပုဗ္ဗတာ၊
 တည်း။ ဣဒံ၊ ဤစျာန်သို့။ တတိယံ၊ ၃-ကြိမ်မြောက်။ သမာပဇ္ဇတိ၊ ကောင်း
 စွာ ရောက်အပ်၏။ ဝါ၊ ဝင်စားအပ်၏။ ဣတိပိ၊ ကြောင့်လည်း။ တတိယံ၊
 သော။ (စျာန် ဥပသမ္ပုဇ္ဇ ဝိဟာရတိ-၌ စပ်။) တသ္မိံ သမယေ ဖဿော ဟော-
 တိတိ အာဒိသု၊ အစရှိသော ပါဠိရပ်တို့၌။ စျာနပဉ္စကေ၊ ၌။ ပီတိပဒမ္ပိ၊
 သည်လည်း။ ပရိဟိနံ၊ ယုတ်လျော့၏။ တဿာပိ၊ ထို ပီတိပုဒ်၏လည်း။ [ပိဖြင့်
 ရှေ့၌ ယုတ်လျော့ခဲ့ပြီးသော ဝိတက် ဝိစာရတို့ကို ပေါင်း။] ဝသေန၊ ဖြင့်။
 သဝိဘတ္တိကာဝိဘတ္တိကပဒဝိနိစ္ဆယော၊ သဝိဘတ္တိကပဒ အဝိဘတ္တိကပဒ အဆုံး
 အဖြတ်ကို။ ဝေဒိတဗ္ဗော။ ကောဋ္ဌာသဝါရေပိ၊ ၌လည်း။ ဒုဝဂီကံ စျာန်
 ဟောတိတိ၊ ဟူ၍။ အာဂတံ၊ ပါဠိတော်၌လာပြီ။ သေသံ၊ ကြွင်းသော ပုဒ်
 အပေါင်းသည်။ ဒုတိယဇ္ဈာန သဒိသမေဝ၊ ဒုတိယစျာန်နှင့် တူသည်သာ။
 (ဒုတိယစျာန်၌ ဆိုအပ်ပြီးသော ပုဒ်အပေါင်းနှင့် တူသည်သာ။) ဣတိ၊ အပြီး
 တည်း။တတိယံ၊ သည်။ (နိဋ္ဌိတံ၊ ပြီ။)

စတုတ္ထဈာန်

စတုတ္ထဈာန်နိဒ္ဒေသေ၊ ၌။ သုခဿ စ ပဟာနာ ဒုက္ခဿ စ ပဟာနာတိ၊
 ကား။ ကာယိကသုခဿ စ၊ ကာယိကသုခ ကိုလည်းကောင်း။ ကာယိက
 ဒုက္ခဿ စ၊ ကိုလည်းကောင်း။ ပဟာနာ၊ ကြောင့်။ ပုဗ္ဗေဝါတိ၊ ကား။ တဉ္စ၊
 ထို ပယ်ခြင်းသည်လည်း။ ပုဗ္ဗေဝ၊ ရှေး၌ပင်။ (ဟောတိ။) စတုတ္ထဈာန်ကုဏေ၊
 စတုတ္ထဈာန် ခဏ၌။ န (ဟောတိ)၊ ဖြစ်သည်မဟုတ်။ သောမနဿ ဒေါမနဿာနံ
 အတ္ထင်္ဂမာတိ၊ ကား။ စေတသိကသုခဿ စ၊ စေတသိက သုခ လည်းကောင်း။

စေတသိက ဒုက္ခဿ စ၊ လည်းကောင်း။ ဣတိ၊ သို့။ ဣမေသံ ဒိန္နံပိ၊ ဤ ၂-
 ပါးတို့၏လည်း။ ပုဗ္ဗေဝ၊ ပင်။ အတ္တင်္ဂမာ၊ ချုပ်ခြင်းကြောင့်။ ပဟာနာ၊
 ကြောင့်။ ဣစ္စေဝ၊ ဤ အနက်သည်ပင်။ ဝါ၊ ကိုပင်။ ဝုတ္တံ၊ ဆိုအပ်သည်။
 ဝါ၊ ဆိုလိုသည်။ ဟောတိ၊ ၏။ [ပါဠိတော်၌ အတ္တင်္ဂမာ ဟု ဟောသော်
 လည်း ပဟာနာဟူသော အနက်ကိုသာ မိန့်တော်မူလိုသည်-ဟူလို။] ပန၊
 ပရိဟာရ။ပ။အံ။ ကဒါ၊ အဘယ်အခါ၌။ နေသံ၊ ထို သုခ စသည်တို့ကို။
 ပဟာနံ၊ သည်။ ဟောတိ၊ နည်း။ စတုန္နံ၊ ကုန်သော။ ဈာနာနံ၊ တို့၏။ ဥပ-
 စာရက္ခဏေ၊ ဥပစာရဈာန် ခဏ၌။ (ပဟာနံ ဟောတိ။) ဟိ၊ ချဲ့။ သော-
 မနဿံ၊ ကို။ စတုတ္ထဈာနဿ၊ ၏။ ဥပစာရက္ခဏေ ယေဝ၊ ၌ပင်။ ပဟိ-
 ယာဘိ၊ ပယ်အပ်၏။ ဒုက္ခဒေဝါမနဿသုခါနိ၊ တို့ကို။ ပဌမဒုတိယတတိယဈာနာနံ၊
 ဈာန်တို့၏။ ဥပစာရက္ခဏေသု၊ တို့၌။ (ပဟိယန္တိ၊ ကုန်၏။) ဧဝံ၊ လျှင်။
 ပဟာနက္ခမေန၊ ပယ်ခြင်း၏ အစဉ်အားဖြင့်။ အဝုတ္တာနံ၊ ဟောတော်မူအပ်
 သည် မဟုတ်ကုန်သော။ ဣန္ဒြိယဝိဘဏေံ ပန၊ ၌ကား။ (ပန-ပက္ခန္ဓရ။)
 ဣန္ဒြိယာနံ၊ တို့၏။ ဥဒ္ဓေသက္ခမနေဝ၊ ဥဒ္ဓေသ အစဉ်အားဖြင့်သာလျှင်။
 ဣဓာပိ၊ ဤ ဈာနကထာ၌လည်း။ ဝုတ္တာနံ၊ ကုန်သော။ ဧတေသံ သုခ ဒုက္ခ
 သောမနဿ ဒေဝါမနဿာနံ၊ ဤ။ပ။ တို့ကို။ ပဟာနံ၊ ကို။ ဝေဒိတဗ္ဗံ။

ပန၊ ဆက်။ (တနည်း) ပန၊ ပရိဟာရ။ပ။ အံ။ တောနိ၊ ဤ သုခ၊
 ဒုက္ခ၊ သောမနဿ၊ ဒေဝါမနဿတို့ကို။ တဿ တဿ ဈာနဿ၊ ၏။ ဥပ-
 စာရက္ခဏေ ယေဝ၊ ၌ပင်။ ယဒိ ပဟိယန္တိ၊ အကယ်၍ကား ပယ်အပ်ကုန်
 အံ။ အထ၊ ထိုသို့ ပယ်အပ်ကုန်လတ်သော်။ ကသ္မာ၊ ကြောင့်။ ကတ္ထ ဝုပ္ပန္နံ
 ဒုက္ခိန္ဒြိယံ။ပ။အပရိသေသံ နိရုဇ္ဈတိတိ၊ ဟူ၍။ ဧဝံ၊ သို့။ ဈာနေသေဝ၊
 ဈာန်တို့၌သာ။ (ဈာန်ခဏကျမှသာ။) နိရောဓေ၊ ချုပ်ခြင်းကို။ ဝုတ္တာ၊
 ဟောတော်မူအပ်သနည်း။ ဣတိ၊ ဤကား အမေးဟည်း။ [ကတ္ထ စ၊ အဘယ်
 တရားကြောင့်လည်း။ ဥပ္ပန္နံ၊ ဈာနဘာဝနာဖြင့် မခွာအပ်သေး၍ ဆိုင်ရာ
 အကြောင်းတို့ကြောင့် ဖြစ်ခွင့်ရှိသော။ ဒုက္ခိန္ဒြိယံ၊ ဒုက္ခိန္ဒြေသည်။ အပရိ-
 သေသံ၊ အကြင်မရှိအောင်။ နိရုဇ္ဈတိ၊ ချုပ်သနည်း။ ဘိက္ခဝေ၊ တို့။ ဣဓ၊
 ဤ သာသနာတော်၌။ ဘိက္ခု၊ သည်။ ကာမေဟိ၊ တို့မှ။ ဝိဝိစ္စေဝ၊ သာ
 လျှင်။ပ။ ဝိဟရတိ၊ ၏။ ဧတ္ထ၊ ဤ ပဌမဈာန်ကြောင့်။ ဥပ္ပန္နံ၊ သော။
 ဒုက္ခိန္ဒြိယံ အပရိသေသံ နိရုဇ္ဈတိ။ပ။စတုတ္ထံ ဈာနံ ဥပသမ္ပဇ္ဇ ဝိဟရတိ။ ဧတ္ထ၊
 ဤ စတုတ္ထဈာန်ကြောင့်။ ဥပ္ပန္နံ၊ မခွာအပ်သေးသဖြင့် ဆိုင်ရာအကြောင်း
 တို့ကြောင့် ဖြစ်ခွင့်ရှိသော။ သောမနဿိန္ဒြိယံ၊ သည်။ အပရိသေသံ၊ အောင်။
 နိရုဇ္ဈတိ၊ ၏။] အတိသယ နိရောဓတ္တာ၊ အလွန်အကဲ ချုပ်ခြင်းရှိကုန်သည်၏

အဖြစ်ကြောင့်။ (ဝေံ ဈာနေသေဝ နိရောဓော။ ဝုတ္တော၊ ဟောတော်မူအပ် ပြီ။) ဟံ၊ မှန်၏။ [ဝိတ္တာရ မဆိုလောက်၍ ဒဠိကရဏ ကြံသည်။] နေသံ၊ ထို ဒုက္ခ စသည်တို့၏။ ပဌမဇ္ဈာနာဒိသု၊ ပထမဈာန် အစရှိသည်တို့၌။ အတိသယ နိရောဓော၊ အလွန်အကဲချုပ်ခြင်းသည်။ (ဟောတိ၊ ၏။) နိရောဓောယေဝ၊ ချုပ်ခြင်းသာမန်သည်သာ။ န၊ မဟုတ်။ ပန၊ အဖို့တပါးကား။ ဥပစာရက္ခဏေ၊ ဥပစာရဈာန်ခဏ၌။ နိရောဓော ယေဝ၊ ချုပ်ခြင်းသာမန်သည်သာ။ ဟောတိ၊ ၏။ အတိသယ နိရောဓော၊ အလွန်အကဲ ချုပ်ခြင်းသည်။ န ဟောတိ၊ မဟုတ်။

တထာဟိ၊ ထိုစကားကို ချဲ့ဦးအံ့။ နာနာဝဇ္ဇနေ၊ ဈာနဝိထိမှ ကွဲပြားသော အာဝဇ္ဇန်းရှိသော။ ဝါ၊ အထူးထူး အပြားပြားသော အာဝဇ္ဇန်းရှိသော။ ပဌမဇ္ဈာနပစာရေ၊ ပဌမဈာန်၏ ဥပစာရခဏ၌။ နိရုဒ္ဓဿာပိ၊ ချုပ်ပြီးလည်း ဖြစ်သော။ ဒုက္ခိန္ဒြိယဿ၊ ၏။ (ဥပ္ပတ္တိ-၌ စပ်။) ခုသမကသာဒိ သမ္ပယေန ဝါ၊ မှန် ခြင် အစရှိသည်တို့၏ အတွေ့ကြောင့် သော်လည်းကောင်း။ ဝိသမာသ-နုပတာပေန ဝါ၊ မညီမညွတ် ထိုင်နေရခြင်းကြောင့် ဖြစ်သော ပင်ပန်းခြင်းကြောင့်သော်လည်းကောင်း။ [ဝိသမ+အာသန ဥပတာပ။ ဝိသမနိသဇ္ဇာယ ဥပ္ပန္နကိလမထော။-ဋီကာ။] ဥပ္ပတ္တိ၊ ဖြစ်ခြင်းသည်။ သိယာ၊ ဖြစ်ရာသေး၏။ အန္တော အပ္ပနာယံ၊ အပ္ပနာဈာန် အတွင်း၌။ ဥပ္ပတ္တိ၊ သည်။ န တေဝ သိယာ၊ မဖြစ်ရာသည်သာ။ ဝါ၊ တနည်း။ ဥပစာရေ ၌။ နိရုဒ္ဓမ္ပိ၊ ချုပ်ပြီးလည်း ဖြစ်သော။ တေံ၊ ဤ ဒုက္ခိန္ဒြေသည်။ သုဠ၊ ကောင်းစွာ။ နိရုဒ္ဓံ၊ ချုပ်ပြီးသည်။ န ဟောတိ၊ သေး။ (ကသ္မာ၊ နည်း။) ပဋိပက္ခေန၊ ဆန့်ကျင်ဘက် သုခသည်။ (ဆန့်ကျင်ဘက်ဈာန် ဟုလည်း ပေးကြ၏။) အဝိဟတတ္တာ၊ မပယ်သတ်အပ်သေးသည်၏ အဖြစ်ကြောင့်တည်း။ ပန၊ အနွယ် ကား။ အန္တောအပ္ပနာယံ၊ ၌။ ပီတိဖရဏေန၊ ပီတိ၏ ဖြန့်ခြင်းကြောင့်။ ဝါ၊ ပီတိ-ကြောင့်ဖြစ်သော ပဏီတရုပ်၏ ပျံ့နှံ့ခြင်းကြောင့်။ [ပီတိဖရဏေနာတိ ပီတိယာ ဖရဏရသတ္တာ(ဝုတ္တိ)။-ဋီကာ။] သဗ္ဗောကာယော၊ တကိုယ်လုံးသည်။ သုခေါက္ကန္တော၊ သုခသည် သက်ရောက်အပ်သည်။ ဟောတိ၊ ၏။ စ၊ ဆက်။ သုခေါက္ကန္တကာယဿ၊ သုခသည် သက်ရောက်အပ်သော ကိုယ်ရှိသူ၏။ ဒုက္ခိန္ဒြိယံ၊ သည်။ သုဠ၊ စွာ။ နိရုဒ္ဓံ၊ ချုပ်ပြီးသည်။ ဟောတိ။ (ကသ္မာ၊ နည်း။) ပဋိပက္ခေန၊ သည်။ ဝိဟတတ္တာ၊ ပယ်သတ်အပ်သည်၏ အဖြစ်ကြောင့်တည်း။

စ၊ အဖို့တပါးကား။ (ဒုက္ခပယ်ပုံမှတပါး ဒေါမနဿပယ်ပုံကား။) နာနာ-ဝဇ္ဇနေ ယေဝ၊ နာနာဝဇ္ဇနပင်ဖြစ်သော။ (ပဌမဈာန် ဥပစာရ၌ကဲ့သို့ နာနာ

ဝဇ္ဇနပင် ဖြစ်သော-ဟူလို။) ဒုတိယဇ္ဈာနပစာရေ၊ ချွံ။ ပဟိနဿာပိ၊ ပယ်
 အပ်ပြီးလည်း ဖြစ်သော။ ဒေါမနသိန္ဒြိယဿ၊ ၎င်း။ [ယသ္မာနယ်၏ ပြင်ဘက်
 ဥပ္ပတ္တိ-၌ စပ်။] ယသ္မာ၊ ကြောင့်။ ဧတံ၊ ဤ ဒေါမနသိန္ဒြေသည်။ (ဥပ္ပတ္တိ-
 ၌ စပ်။) ဝိတက္ကဝိစာရပစ္စယေ၊ ဝိတက္က ဝိစာရဟူသော အကြောင်းရှိသော။
 ကာယကိလမထေ စ၊ ကိုယ်၏ ပင်ပန်းခြင်းသည်လည်းကောင်း။ စိတ္တုပဿာတေ
 စ၊ စိတ်ကို ထိခိုက်ခြင်းသည်လည်းကောင်း။ သတိ၊ ရှိလတ်သော်။ ဥပ္ပတ္တိ၊
 သေး၏။ ဝိတက္ကဝိစာရာဘာဝေ၊ ဝိတက် ဝိစာရတို့၏ မရှိခြင်းသည်။ (သတိ၊
 သော်။ ဧတံ၊ ဤ ဒေါမနသိန္ဒြေသည်။) နေဝ ဥပ္ပတ္တိ။ ပန၊ ဆက်။
 ယတ္ထ၊ အကြင် စိတ္တုပ္ပာဒ်၌။ ဥပ္ပတ္တိ၊ ၎င်း။ တတ္ထ၊ ၌။ ဝိတက္ကဝိစာရာဘာဝေ၊
 ဝိတက် ဝိစာရတို့၏ ရှိခြင်းကြောင့်။ ဧတံ၊ သည်။ ဥပ္ပတ္တိ။ စ၊ ဆက်။
 ဒုတိယဇ္ဈာနပစာရ၊ ချွံ။ ဝိတက္ကဝိစာရာ၊ တို့ကို။ အပ္ပဟိနာ ဝေ၊ မပယ်အပ်ကုန်
 သေးသည်သာ။ ဣတိ(တသ္မာ)၊ ကြောင့်။ တတ္ထ ထို ဒုတိယဇ္ဈာန်၏ ဥပစာရ
 ခဏ၌။ အဿ၊ ထို ဒေါမနသိန္ဒြေ၏။ ဥပ္ပတ္တိ၊ သည်။ သိယာ၊ ၎င်း။ (ကသ္မာ၊
 နည်း။) အပ္ပဟိနပစ္စယတ္တာ၊ မပယ်အပ်သေးသော ဝိတက် ဝိစာရ ဟူသော
 အကြောင်းရှိသည်၏ အဖြစ်ကြောင့်တည်း။ [ဤဟိတ်သည် အဋ္ဌသာလိနီ၌ မပါ၊
 ပါရာဇိကဏ်၌ ပါသည်။] ဒုတိယဇ္ဈာနေ၊ ချွံ။ ဥပ္ပတ္တိ၊ သည်။ န တေဝ
 သိယာ၊ သာ။ (ကသ္မာ။) ပဟိနပစ္စယတ္တာ၊ တည်း။

တထာ၊ ထိုမှတစ်ပါး။ တတိယဇ္ဈာနပစာရေ၊ ချွံ။ ပဟိနဿာပိ၊ ပယ်အပ်
 ပြီးလည်းဖြစ်သော။ သုခိန္ဒြိယဿ၊ ၎င်း။ ပီတိသမုဋ္ဌာနပဏိတရူပဖုဋ္ဌကာယဿ၊
 ပီတိကြောင့်ဖြစ်သော ပဏိတရုပ်တည် ပျံ့နှံ့အပ်သောကိုယ်ရှိသူ၏ (သန္တာန်၌)။
 ဥပ္ပတ္တိ၊ သည်။ သိယာ၊ သေး၏။ တတိယဇ္ဈာနေ၊ ချွံ။ ဥပ္ပတ္တိ န တေဝ
 သိယာ၊ တော့ရာ။ ဟိ၊ မှန်။ (တနည်း) ဟိ(ယသ္မာ)၊ ကြောင့်။ တတိယ-
 ဇ္ဈာနေ၊ ချွံ။ သုခဿ၊ ၎င်း။ ပစ္စယဘူတာ၊ အကြောင်း ဖြစ်၍ဖြစ်သော။ ပီတိ၊
 သည်။ သဗ္ဗသော၊ အလုံးစုံအပြားအားဖြင့်။ နိရုဒ္ဓာ၊ ပြီ။ ဣတိ(တသ္မာ)၊
 ကြောင့်။ တတိယဇ္ဈာနေ ဥပ္ပတ္တိ န တေဝ သိယာ။ (ပြန်လှည့်စပ်။) [စာအုပ်တို့
 ၌ နိရုဇ္ဈတိ ဟု ရှိ၏။ “နိရုဒ္ဓာ” ဟု ပါရာဇိကဏ်အတိုင်းရှိမှ ကောင်းသည်။]
 တထာ၊ ပါး။ စတုတ္ထဇ္ဈာနပစာရေ ပဟိနဿာပိ သောမနသိန္ဒြိယဿ။ အာ-
 သန္တတ္တာ စ၊ နီးသည်၏ အဖြစ်ကြောင့် လည်းကောင်း။ အပ္ပနာပတ္တာယ၊
 အပ္ပနာသို့ ရောက်သော။ ဥပေက္ခာယ၊ ၎င်း။ အဘာဝေန၊ ကြောင့်။ ဝါ၊
 တွက် (ဟိတ်ကူ။) သမ္မာ၊ စွာ။ အနတိက္ကန္တတ္တာ စ၊ မလွန်မြောက်သေး
 သည်၏ အဖြစ်ကြောင့်လည်းကောင်း။ ဥပ္ပတ္တိ သိယာ၊ န တေဝ စတုတ္ထဇ္ဈာ
 နေ။ စ၊ နိဂုံးဆိုဦးအံ့။ တသ္မာ ဝေ၊ ပင်။ (ထိုသို့ ဈာန်အခိုက်ကျမှကောင်း

စွာချုပ်သည်၏ အဖြစ်ကြောင့်ပင်။) ဧတ္ထုပုန္နံ ဒုက္ခိန္ဒြိယံ အပရိသေသံ နိရုဇ္ဈ-
တီတံ၊ ဟူ၍။ တတ္ထ တတ္ထ၊ ထိုထို ဈာန်၌။ အပရိသေသဂ္ဂဟဏံ၊ အပရိ-
သေသ သဒ္ဓါကို။ ကတံ၊ ပြုတော်မူအပ်ပြီ။ ဣတံ၊ ဤသို့ မှတ်ထိုက်၏။

ဧတ္ထုဤ သုခဿ စ ပဟာနာ-အစရှိသော ပါဠိ၌။(ဌက္ခာ စောဒကော။)
အာဟာပြီ။(ကိံ ။)အထ၊ ထိုသို့ ဖြစ်လတ်သော်။(ထိုသို့ ထိုထိုဈာန်၏ ဥပစာရ
ခဏ၌ ပယ်အပ်ကုန်ပြီးသော်။)ဧဝံ၊ သို့။ တဿ တဿ ဈာနဿ၊ ၏။ ဥပစာရေ၊
၌။ ပဟိနာပိ၊ ပယ်အပ်ပြီးလည်း ဖြစ်ကုန်သော။ ဧတာ ဝေဒနာ၊ တို့ကို။ ဣမ၊
ဤ စတုတ္ထဈာန်၌။ ကသ္မာ၊ ကြောင့်။ သမာဟဋ္ဌာ၊ တပေါင်းတည်း ဆောင်
တော်မူအပ်ပါကုန်သနည်း။ ဣဘိ၊ သို့။ အာဟာပြီ။[ပါရာဇိကဏ်၌ “သမာဟရိ”
ဟု ရှိ၏။] သုခဂ္ဂဟဏတ္ထံ၊ အဒုက္ခမသုခဝေဒနာကို လွယ်ကူစွာယူခြင်း အကျိုး
ငှာ။(သမာဟဋ္ဌာ၊ ကုန်ပြီ။)ဟိ၊ ချဲ့။ (တနည်း) ဟိ(ယသ္မာ)။ အဒုက္ခမသုခန္တိ
ဧတ္ထ၊ ဤပါဠိ၌။ ယာ အယံ အဒုက္ခမသုခါဝေဒနာ၊ ကို။ ဝုတ္တာ၊ ဟော
တော်မူအပ်ပြီ။ သာ၊ ထို အဒုက္ခမသုခါဝေဒနာကို။ဝါ၊သည်။ သုခမာ၊ သိမ်
မွေ၏။ အတိဒုဗ္ဗိညေယျာ၊ အလွန်ခဲယဉ်းသဖြင့် သိအပ်၏။ သုခေန၊ လွယ်
ကူသဖြင့်။ဂဟေတု၊ ဉာဏ်ဖြင့်ယူခြင်းငှာ။(သိခြင်းငှာ။) န သက္ကာ၊ မတတ်
ကောင်း။ တသ္မာ၊ ကြောင့်။(ထိုသို့ အဒုက္ခမသုခါဝေဒနာ၏ လွယ်ကူစွာယူ
ခြင်းငှာ မတတ်ကောင်းသည်၏ အဖြစ်ကြောင့်။) ယထာနာမ၊ ဥပမာ မည်
သည်ကား။ ဒုဋ္ဌဿ၊ ပျက်သော ပယောဂရှိသော။(ဒုဋ္ဌပုယောဂဿ။) ယထာ
တထာ ဝါ၊ ဟုတ်ဟုတ်ငြားငြားသော အခြင်းအရာအားဖြင့်။ (တော်သလို
လျော်သလို။)ဥပသကံမိတ္တာ၊ချဉ်းကပ်၍။ဂဟေတု၊ ဖမ်းယူခြင်းငှာ။အသက္ကု-
ဏေယျဿ၊ မတတ်ကောင်းသော။ ဂေါဏဿ၊ ကို။ ဂဟဏတ္ထံ၊ ဖမ်းယူခြင်း
ငှာ။ ဂေါပေါ၊ နွားကျောင်းသားသည်။ ဧကသ္မိံ ဝဇေ၊ တခုသော ခြံ၌။
သဗ္ဗေ၊ ကုန်သော။ ဂါဝေါ၊ တို့ကို။ သမာဟရတံ၊ တပေါင်းတည်း
ဆောင်၏။ အထ၊ ထိုမှနောက်၌။ ဧကေကံ၊ တကောင် တကောင်ကို။
နိဟရန္တော၊ ထုတ်ဆောင်လတ်သော်။ ပဋိပါဠိယာ၊အစဉ်အားဖြင့်။ အာဂတံ၊
လာသော။ (တမ္ပိ-၌ စပ်။) အယံ၊ ဤ ယခုလာသော နွားသည်။သော၊
ထို အဖမ်းခက်သော နွားတည်း။ နံ၊ ထိုနွားကို။ ဂဏှထ၊ ဖမ်းကြကုန်။ ဣတံ၊
ဤသို့ ပြော၍။ တမ္ပိ၊ ထိုနွားကိုလည်း။ ဂါဟာပယတိ ယထာ၊ ဖမ်းယူစေ
သကဲ့သို့။ ဧဝံ၊ တူ။ ဧတဿာ၊ ဤ အဒုက္ခမသုခါဝေဒနာကို။သုခေန၊ လွယ်ကူ
သဖြင့်။ဂဟဏတ္ထံ၊ ငှာ။ သဗ္ဗာ၊ ကုန်သော။ ဧတာ၊ ဤ ဝေဒနာတို့ကို။ သမာ-
ဟရတံ၊ တပေါင်းတည်း ဆောင်တော်မူ၏။ ဟိ၊ အကျိုးကား။ ဧဝံ၊ ဤသို့။
သမာဟဋ္ဌာ၊ တပေါင်းတည်း ဆောင်အပ်ကုန်သော။ဧတာ၊ ဤ ဝေဒနာတို့ကို။

ဒဿေတော၊ ပြုတော်မူ၍။ ယံ (ဝေဒယိတံ)၊ အကြင် ဝေဒနာသည်။ နေဝသုခံ၊ သုခလည်းမဟုတ်။ န ဒုက္ခံ၊ ဟုတ်။ န သောမနဿံ၊ ဟုတ်။ န ဒေ မနဿံ၊ ဒေ မနဿ လည်း မဟုတ်။ အယံ၊ ဤဝေဒနာသည်။ အဒုက္ခမသုခါ ဝေဒနာ၊ အဒုက္ခမသုခါ ဝေဒနာတည်း။ ဣတိ၊ သို့။ သော၊ ဤ အဒုက္ခမသုခါဝေဒနာသည်။ ဝါ၊ ကို။ ဂါဟယိတံ၊ ယူစေခြင်းငှာ။ သက္ကာ၊ တတ်ကောင်းသည်။ ဟောတိ။

အပိစ၊ သည်သာ မကသေး။ အဒုက္ခမသုခါယ၊ ခါ ဖြစ်သော။ စေတော ဝိမုတ္တိယာ၊ စေတောဝိမုတ္တိ၏။ [ဤ စတုတ္ထဈာန်ကိုပင် “အဒုက္ခမသုခါ စေတော ဝိမုတ္တိ” ဟု ခေါ်သည်။] ပစ္စယဒဿနတ္ထဉာပိ၊ ရခြင်း၏အကြောင်းကို ပြခြင်းအကျိုးငှာလည်း။ [အဓိဂမဿ ဥပါယဘူတပစ္စယဒဿနတ္ထံ။- သာရတ္ထ။] ဧတာ၊ ဤ ဝေဒနာတို့ကို။ ဝုတ္တာ၊ တပေါင်းတည်း ဟောတော် မူအပ်ကုန်ပြီ။ ဣတိ၊ သို့။ ဝေဒိတဗ္ဗာ၊ ကုန်၏။ ဟိ၊ ချဲ့။ သုခပုဟာနာဒယော၊ သုခကိုပယ်ခြင်း အစရှိသည်တို့သည်။ တဿာ၊ ထို အဒုက္ခမသုခါ စေတော- ဝိမုတ္တိ၏။ ပစ္စယာ၊ ရခြင်း၏ အကြောင်းတို့တည်း။ ယထာဟ၊ နည်း။ စတ္တာရော ခေါ် အာရုသော ပစ္စယာ။ ပ။ သမာပတ္တိယာတိ၊ ဟူ၍။ အာဟ၊ ဟောတော်မူပြီ။ [အာရုသော၊ ငါ့ရှင်။ အဒုက္ခမသုခါယ၊ သော။ စေတော- ဝိမုတ္တိယာ၊ သို့။ သမာပတ္တိယာ၊ ကောင်းစွာရောက်ခြင်း၏။ ပစ္စယာ၊ တို့သည်။ -ဤသို့သည် ပေးပါ။]

ဝါ၊ တနည်း။ အညတ္ထ၊ အခြားသော သောတာပတ္တိမဂ်၌။ ပဟိနာပိ၊ ပယ်အပ်ပြီးလည်း ဖြစ်ကုန်သော။ သက္ကာယဒိဋ္ဌိ အာဒယော၊ သက္ကာယဒိဋ္ဌိ အစရှိသည်တို့ကို။ တတိယမဂ္ဂဿ၊ ၏။ ဝဏ္ဏဘဏနတ္ထံ၊ ဂုဏ်ကို ပြောဟော ခြင်းအကျိုးငှာ။ တတ္ထ၊ ထို တတိယမဂ်၌။ ပဟိနာတိ၊ ပယ်အပ်ကုန်ပြီဟူ၍။ ဝုတ္တာ ယထာ၊ ဟောတော်မူအပ်ကုန် သကဲ့သို့။ ဧဝံ၊ တူ။ အဿ ဈာနဿ၊ ဤ စတုတ္ထဈာန်၏။ ဝဏ္ဏဘဏနတ္ထံ၊ ငှာလည်း။ ဧတာ၊ ဤ ဝေဒနာတို့ ကို။ ဣမ၊ ဤ စတုတ္ထဈာန်၌။ ဝုတ္တာ၊ တပေါင်းတည်း ဟောတော်မူအပ် ကုန်ပြီ။ ဣတိပိ၊ သို့လည်း။ ဝေဒိတဗ္ဗာ၊ ကုန်၏။ ဝါ၊ တနည်း။ ပစ္စယဿာ- တေန၊ အကြောင်းကို ပယ်သတ်ခြင်းကြောင့်။ ဧတ္ထ၊ ဤ စတုတ္ထဈာန်၌။ ရာဂဒေါသနံ၊ တို့၏။ အတိဒုရဘာဝံ၊ အလွန်ဝေးကုန်သည်၏ အဖြစ်ကို။ ဒဿေတုမ္ပိ၊ ငှာလည်း။ ဧတာ၊ တို့ကို။ ဝုတ္တာ၊ ကုန်ပြီ။ ဣတိ၊ သို့။ ဝေဒိ- တဗ္ဗာ၊ ကုန်၏။ ဟိ၊ ချဲ့။ ဧတာသု၊ ဤ ဝေဒနာတို့တွင်။ သုခံ၊ ကာယိက- သုခသည်။ သောမနဿဿ၊ သောမနဿ၏။ ပစ္စယော၊ အကြောင်းတည်း။ သောမနဿံ၊ သောမနဿသည်။ ရာဂဿ၊ ၏။ (ပစ္စယော။) ဒုက္ခံ၊ ကာယိက- ဒုက္ခသည်။ ဒေါမနဿဿ၊ ၏။ ပစ္စယော၊ ဒေါမနဿံ ဒေါသဿ ပစ္စယော။

စ၊ ဆက်။ သုခါဒိဿာတေန၊ သုခ အစရှိသည်တို့ကို ပယ်သတ်ခြင်းကြောင့်။ ဝါ၊ ခြင်းဖြင့်။ (ဟတာ-၌ စပ်။) သပ္ပစယာ၊ အကြောင်းနှင့် တကွဖြစ် ကုန်သော။ တေ ရာဂဒေါသ၊ တို့ကို။ ဟတာ၊ ပယ်သတ်အပ်ကုန်ပြီ။ ဣတိ၊ ကြောင့်။ အတိဒ္ဓရေ၊ အလွန်အဝေး၌။ ဟောန္တိ၊ ကုန်၏။ ဣတိ၊ (ဝေဒိ- တဗ္ဗာ၊ ကုန်၏။)

အဒုက္ခမသုခန္တိ၊ ကား။ ဒုက္ခဘာဝေန (ဒုက္ခ+အဘာဝေန)၊ ဒုက္ခ၏ မရှိခြင်းကြောင့်။ အဒုက္ခံ၊ ဒုက္ခလည်းမရှိသော။ သုခါဘာဝေန၊ ကြောင့်။ အသုခံ၊ သော။ (ဈာန်-၌ စပ်။) ဧတေန၊ ဤ အဒုက္ခမသုခံ ဟူသော ပါဠိ ဖြင့်။ ဧတ္ထ၊ ဤစတုတ္ထဈာန်၌။ ဒုက္ခသုခပဋိပက္ခဘူတံ၊ ဒုက္ခသုခ၏ ဆန့်ကျင်ဘက် ဖြစ်၍ဖြစ်သော။ တတိယဝေဒနံ၊ တတိယဝေဒနာကို။ ဒီပေတိ၊ ပြ၏။ ဒုက္ခ သုခါဘာဝမတ္တံ၊ ဒုက္ခသုခ၏ မရှိခြင်းမျှကို။ န ဒီပေတိ၊ ပြသည် မဟုတ်။ တတိယဝေဒနာ နာမ၊ တတိယဝေဒနာ မည်သည်။ အဒုက္ခမသုခါ၊ အဒုက္ခ- မသုခါ ဝေဒနာတည်း။ ဥပေက္ခာတိပိ၊ ဟူ၍လည်း။ ဝုစ္စတိ၊ ၏။ သာ၊ ထို အဒုက္ခမသုခ ဝေဒနာသည်။ ဣဋ္ဌာနိဋ္ဌဝိပရိတာနုဘဝနုလက္ခဏာ၊ ဣဋ္ဌာရုံ အနိဋ္ဌာရုံ၏ ပြောင်းပြန်ဖြစ်သော ဣဋ္ဌမဇ္ဈတာရုံကို ခံစားခြင်းလက္ခဏာရှိ၏။ မဇ္ဈတ္တရသာ၊ အလယ်အလတ်၌ တည့်မတ်သော သဘောရှိသည်၏ အဖြစ်ဟူသော ကိစ္စရှိ၏။ ဝါ၊ လျစ်လျူရှုခြင်း ကိစ္စရှိ၏။ အဝိဘူတပစ္စုပဋ္ဌာနာ၊ မထင်ရှား သော ဝေဒနာ ဟု ယောဂီတို့ဉာဏ်အား ရှေးရှုထင်လာ၏။ သုခနိရောဓ- ပဒဋ္ဌာနာ၊ သုခချုပ်ရာ စတုတ္ထဈာန်ပစာလျှင် နီးစွာသော အကြောင်းရှိ၏။ ဣတိ၊ ဝေဒိတဗ္ဗာ၊ ၏။ [‘သုခနိရောဓော နာမ ဣဓ စတုတ္ထဈာန်ပစာရော။’ သာရတ္ထဋီကာထောက်၍ “သုခ ဒုက္ခ” ဟု မရှိသင့်။]

ဥပေက္ခာ သတိ ပါရိသုဒ္ဓိန္တိ၊ ကား။ ဥပေက္ခာယ၊ ကွာသည်။ ဇနိတသတိ ပါရိသုဒ္ဓိံ၊ ဖြစ်စေအပ်သောသတိ၏ ထက်ဝန်းကျင် စင်ကြယ်ခြင်းရှိသော။ ဟိ၊ မှန်။ (တနည်း) ဟိ ယသ္မာ၊ ကြောင့်။ ဣမသ္မိံ၊ ဈာန်၊ ၌။ သုပရိ- သုဒ္ဓာ၊ အလွန် ထက်ဝန်းကျင် စင်ကြယ်သော။ သတိ၊ သတိသည်။ (အတ္ထိ။) တဿာ သတိယာ၊ ၏။ ယာ ပါရိသုဒ္ဓိံ၊ အကြင် ထက်ဝန်းကျင် စင်ကြယ် ခြင်းသည်။ (အတ္ထိ။) သာ စ (ပါရိသုဒ္ဓိံ)၊ ကိုလည်း။ (စ-သဒ္ဓါ အဋ္ဌာန- ပယုဂ်။) ဥပေက္ခာယ၊ သည်။ ကတာ၊ ပြုအပ်ပြီ။ အညေန၊ အခြားတရား သည်။ န ကတာ၊ ပြုအပ်သည်မဟုတ်။ တသ္မာ၊ ထို့ကြောင့်။ (ထုံသို့ သတိ စင်ကြယ်ခြင်း၏ ဥပေက္ခာသည် ပြုအပ်သည်၏အဖြစ်ကြောင့်။) တေ၊ ဤဈာန် ကို။ ဥပေက္ခာသတိ ပါရိသုဒ္ဓိန္တိ၊ ဒွိံ ဟူ၍။ ဝုစ္စတိ၊ ဟောတော်မူအပ်၏။

ဝိဘင်္ဂေပိ၊ ဈာနဝိဘင်း ပါဠိတော်၌လည်း။ အယံ ။ပ။ ဥပေက္ခာသတိ ပါရိသုဒ္ဓိန္နိ၊ အယံ ။ပ။ သုဒ္ဓိံ ဟူ၍။ ဝုတ္တံ၊ ပြီ။ [အယံ သတိ၊ သညံ ဣမာယ ဥပေက္ခာယ၊ ကွာကြောင့်။ ဝိသဒါ၊ သန့်ရှင်းသည်။ ပရိသုဒ္ဓါ၊ ထက်ဝန်းကျင် စင်ကြယ်သည်။ ပရိယောဒါတာ၊ ထန်ဝန်းကျင် ဖြူစင်သည်။ ဟောတိ။ တေန၊ ကြောင့်။ ဥပေက္ခာသတိပါရိသုဒ္ဓိံ တိ၊ ဒ္ဓိံ ဟူ၍။ ဝုစ္စတိ၊ ။] စ၊ ဆက်။ ယာယ ဥပေက္ခာယ၊ ကြောင့်။ ဧတ္ထ၊ ဤစွာ၌။ သတိပါရိသုဒ္ဓိံ၊ သတိ၏ ထက်ဝန်းကျင် စင်ကြယ်ခြင်းသည်။ ဟောတိ။ [ပါရာဇိကဏ်၌ “သတိယာ ပါရိသုဒ္ဓိံ” ဟု ဝါကျရှိ၏။] သာ၊ ထို ဥပေက္ခာသည်။ အတ္ထတော၊ အနက် သဘောအားဖြင့်။ တတြ မဇ္ဈတ္တတာ၊ တာ စေတသိက်တည်း။ ဣတိ ဝေဒိ-တဗ္ဗာ။ စ၊ ဆက်။ ဧဝံ၊ သက်သက်။ (အခြားသမ္ပယုတ်တရားတို့နှင့် မရောမယှက် သက်သက်။) ဧတ္ထ၊ ဤစွာ၌။ တာယ၊ ထို ဥပေက္ခာကြောင့်။ သတိယေဝ၊ သည်သာ။ ပရိသုဒ္ဓါ၊ သည်။ န၊ မဟုတ်သေး။ အပိ စ၊ အဟုတ်ကား။ သဗ္ဗေ၊ ကုန်သော။ သမ္ပယုတ္တံ၊ မှာပိ၊ သမ္ပယုတ်တရားတို့သည်လည်း။ (ပရိသုဒ္ဓါ၊ ကုန်သေး၏။) ပန၊ သို့သော်လည်း။ (ထိုသို့ သမ္ပယုတ်အားလုံး စင်ကြယ်ပါကုန်သော်လည်း။) သတိ သိသေန၊ သတိကို ခေါင်းတပ်သဖြင့်၊ ဒေသနာ၊ ကို။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။

တတ္ထ၊ ထို ဥပေက္ခာသတိ ပါရိသုဒ္ဓိံ ဟူသော ပါဠိ၌။ (စောဒနာသောဓနာ နယောဓေ ဝေဒိတဗ္ဗာ။) [“တတ္ထ၊ ထို ၄-ပါးသော ဈာန်တို့တွင်” ဟု ရှေးနိဿယ ပေး၏။] အယံ ဥပေက္ခာ၊ ဤ တတြမဇ္ဈတ္တပေက္ခာသည်။ ဟေဋ္ဌာ၊ အောက်၌။ တိသု၊ ကုန်သော။ ဈာနေသပိ၊ တို့၌လည်း။ ကိဉ္စာပိ ဝိဇ္ဇတိ၊ အကယ်၍ကား ရှိပါပေ၏။ (ယုဉ်ပါပေ၏-ဟူလို။) ပန၊ ထိုသို့ပင် ရှိပါသော်လည်း။ ဒိဝါ၊ နေ့အခါ၌။ သူရိယပ္ပဘာဘိဘဝါ၊ နေအရောင်၏ လွှမ်းမိုးခြင်းကြောင့်လည်းကောင်း။ သောပ္ပဘာဝေန၊ အေးမြသည်၏ အဖြစ်ဖြင့်။ ဝါ၊ တနည်း။ အတ္တနော၊ မိမိအား။ ဥပကာရကတ္တေန၊ ကျေးဇူးပြုတတ်သည်၏ အဖြစ်ဖြင့်။ သဘာဂါယ၊ သဘောတူသော။ ရတ္တိယာ၊ ညဉ့်ကို။ အလာဘာ စ၊ မရခြင်းကြောင့်လည်းကောင်း။ ဒိဝါ၊ ၌။ ဝိဇ္ဇာမာနာပိ၊ ရှိပါသော်လည်း။ ဝါ၊ ရှိသည်လည်းဖြစ်သော။ စန္ဒလေခါ၊ လ-အရေးသည်။ အပရိသုဒ္ဓါ၊ သည်။ အပရိယောဒါတာ၊ သည်။ ဟောတိ ယထာ၊ ကဲ့သို့။ ဧဝံ၊ တူ။ အယံပိ တတြမဇ္ဈတ္တပေက္ခာ စန္ဒလေခါ၊ ဤ တတြမဇ္ဈတ္တပေက္ခာဟူသော လ-အရေးသည်လည်း။ ပိတကာဒိပစ္စနိကဓမ္မတေဇာဘိဘဝါ၊ ပိတက် အစရှိသော ဆန့်ကျင်ဘက်တရားတို့၏ တန်ခိုး၏လွှမ်းမိုးခြင်းကြောင့်လည်းကောင်း။ [ပါရာဇိကဏ်၌ “ဝိတက္ကဝိစာရာဒိ” ဟု ရှိ၏။] သဘာဂါယ၊ သော။ ဥပေက္ခာပေဒနာရတ္တိယာ၊ ဥပေက္ခာ-

ဝေဒနာတည်းဟူသော ညဉ့်ကို။ အပုဋိလာဘာ စ၊လည်းကောင်း။ ဝိဇ္ဇမာနာပိ၊ ရှိပါသော်လည်း။ ဝါ၊ သော။ (အယမိ တတြမဇ္ဈတ္တု ပေက္ခာ စန္ဒလောခါ။) ပဌမာဒိဇ္ဈာန ဘေဒေသု၊ ပဌမဈာန် အစရှိသော ဈာန်အပြားတို့၌။ အပရိသုဒ္ဓာ ဟောတိ။ စ၊ ဆက်။ အပရိသုဒ္ဓာယ၊ သော။ တဿာ၊ ထို တတြ မဇ္ဈတ္တု ပေက္ခာ၏။ [အနုယဝါကျ၌ တဿာ ပရိသုဒ္ဓတ္တာရှိသကဲ့သို့ ဤ၌လည်း အပရိသုဒ္ဓတ္တာရှိလျှင်ကောင်း၏။] ဒိဝါ၊ ၌။ အပရိသုဒ္ဓစန္ဒလောခါယ၊ ၏။ ပဘာ ဝိယ၊ ကဲ့သို့။ သဟဇာတာ၊ ကုန်သော။ သတိအာဒယောပိ၊ သတိ အစရှိသော တရားတို့သည်လည်း။ အပရိသုဒ္ဓာဝ ဟောန္တိ။ တဿာ၊ ကြောင့်။ (ထိုသို့ တတြ မဇ္ဈတ္တု ပေက္ခာ၏ ထက်ဝန်းကျင် မစင်ကြယ်သည့်အတွက် သတိ အစရှိသော တရားတို့၏လည်း ထက်ဝန်းကျင် မစင်ကြယ်ကုန်သည်၏ အဖြစ်ကြောင့်။) သေသု၊ ထို အောက် ဈာန်တို့တွင်။ ဧကမ္ပိ၊ တပါးသော ဈာန်ကိုလည်း။ ဥပေက္ခာသတိပါရိသုဒ္ဓိန္တိ၊ ဟူ၍။ န ဝုတ္တံ၊ ဟောတော်မူအပ်ခဲ့။ ပန၊ အနုယ ကား။ ဣမ၊ ဤ စတုတ္ထဈာန်၌။ ဝိတက္ကာဒိပစ္စနိကဓမ္မတေဇာဘိဘဝါဘာဝါ၊ ဝိတက် အစရှိကုန်သော ဆန့်ကျင်ဘက်တရားတို့၏ တန်ခိုး၏ လွှမ်းမိုးမှု၏ မရှိခြင်းကြောင့်လည်းကောင်း။ သဘာဝါယ၊ သော၊ ဥပေက္ခာဝေဒနာရတ္တိယာ၊ ကို။ ပဋိလာဘာ စ၊ လည်းကောင်း။ အယံ တတြမဇ္ဈတ္တု ပေက္ခာ စန္ဒလောခါ သည်။ အတိဝိယ၊ လျှင်။ ပရိသုဒ္ဓာ၊ ၏။ တဿာ၊ ထို တတြ မဇ္ဈတ္တု ပေက္ခာ၏။ ပရိသုဒ္ဓတ္တာ၊ ကြောင့် ။ပ။ ပရိယောဒါတာ ဟောန္တိ။ တဿာ၊ ကြောင့် (တတြ မဇ္ဈတ္တု ပေက္ခာ၏ ထက်ဝန်းကျင် စင်ကြယ်သည့်အတွက် သတိ အစရှိကုန်သော တရားတို့၏လည်း ထက်ဝန်းကျင် စင်ကြယ်ကုန်သည်၏ အဖြစ်ကြောင့်။) ဣဒမေဝ၊ ဤ စတုတ္ထဈာန်ကိုသာ။ ဥပေက္ခာသတိပါရိသုဒ္ဓိန္တိ၊ ဟူ၍။ ဝုတ္တံ၊ ဣတိ ဝေဒိတဗ္ဗံ။

စတုတ္ထန္တိ၊ ကား။ ဂဏနာနုပုဗ္ဗတာ၊ ဖြင့်။ စတုတ္ထံ၊ သော။ (တနည်း) စတုတ္ထန္တိ ဣတ္ထိ၊ ၌။ စတုတ္ထံ၊ ဟူသည်။ ဂဏနာနုပုဗ္ဗတာ၊ တည်း။ ဣဒံ၊ ဤဈာန်ကို။ စတုတ္ထံ၊ မြောက်။ သမာပဇ္ဇတိ၊ အပ်၏။ ဝါ၊ ၏။ ဣတိပိ စတုတ္ထံ။ ဖသော ဟောတိတိ အာဒိသု၊ အစရှိသော ပါဠိရပ်တို့၌။ တာဝ၊ ဈာန်ပဉ္စကမ္ပ ရှေးဦးစွာ။ (နိဒ္ဒိဋ္ဌေ။) ဖဿပဉ္စမကေ၊ ၌။ ဥပေက္ခာဝေဒနာ၊ ကို။ ဝေဒနာတိ၊ ဟူ၍။ ဝေဒိတဗ္ဗာ၊ ၏။ ဈာန်ပဉ္စကဏ္ဍိန္ဒိယအဋ္ဌကေသု ပန၊ တို့၌ကား။ ဥပေက္ခာ ဟောဘိ ဥပေက္ခိန္ဒိယံ ဟောတိတိ၊ ဟူ၍။ ဝုတ္တမေဝ၊ တိုက်ရိုက်ပင် ဟောတော်မူအပ်သည်သာ။ သေသာနိ၊ ကုန်သော။ တတိယေ၊ တတိယဈာန်၌။ ပရိဟိနပဒါနိ၊ ယုတ်လျော့သော ပုဒ်တို့သည်။ ဣဓာပိ၊ ဤစတုတ္ထဈာန်၌လည်း။ ပရိဟိနာနေဝ၊ ယုတ်လျော့ကုန်သည်သာ။ ကောဋ္ဌာသဝါရေပိ၊ ၌လည်း။

၅၀၂

ဒုဝဂီကံ ဈာန်တိ (ဧတ္ထ)၊ ဟူသော ဤပါဠိ၌။ ဥပေက္ခာစိတ္တကုတောဝသေ-
နေဝ၊ တို့၏ အစွမ်းဖြင့်သာလျှင်။ ဝေဒိတဗ္ဗံ၊ ၏။ သေသံ၊ သော။ သဗ္ဗံ၊ အလုံး
စုံသော အစီအရင်သည်။ တတိယ သဒိသမေဝ၊ တတိယဈာန်နှင့် တူသည်
သာ။ (တတိယဈာန်၌ ဆိုအပ်ပြီးသော အစီအရင်နှင့် တူသည်သာ။) ဣတံ၊
အပြီးတည်း။ ...တုက္ကနယော၊ ဈာန် ၄-ပါး အပေါင်းကို သိရာသိကြောင်း
နည်းသည်။ နိဋ္ဌိတော။

ဤတွင် တခန်းရပ်။



အရှင်ဇနကာဘိဝံသ

၏

အမှတ် (၂၇) ကျမ်းစာ


အဋ္ဌသင်္ဂဟိန္ဒိအဋ္ဌကထာ

၏

မူလဋီကာနိဿယ



ဒုတိယပိုင်း



အဋ္ဌကထာသီလိနိ မူလဋီကာ နိဿယ



ကာမကုသိုလ် ပဒဘာဇနီအဖွင့်

ယေဝါပန။ပ။အရူပိနော ဓမ္မာတိ ဣဒံ၊ ဓမ္မာဟူသော ဤစကားကို။ (န ဝုတ္တံ၊ အဝရောဓိတံ-တို့၌ စပ်။) ဖဿော ဟောတိတိ ဝေဒနာဒိကံ ဝိယ၊ ဖဿော ဟောတိ ဤသို့အစရှိသော စကားရပ်ကိုကဲ့သို့။ ဝိသုံ၊ သီးခြား။ တေပိ၊ ထို အရူပဓမ္မ တို့သည်လည်း။ ဟောန္တိ၊ ကုန်၏။ ဣတိ၊ သို့။ ဟောတိသဒ္ဓေန၊ ဟောတိ- သဒ္ဓါနှင့်။ ဝါ၊ ဟူဇာတ်ဖြစ်သော သဒ္ဓါနှင့်။ (တိ-သဒ္ဓါ ဇာတုနိဒ္ဓိဋ္ဌ။) သမ္ဗန္တံ၊ စပ်သည်ကို။ ကတော၊ န ဝုတ္တံ၊ ဟောတော်မမူအပ်။ ပန၊ အနွယ။ ဥဒ္ဓိဋ္ဌာဝသေသေ စ၊ သရုပ်အားဖြင့် ထုတ်ပြအပ်ပြီးသော ဖဿ အစရှိသော တရား၊ ထိုတရားတို့မှကြွင်းသော ယေဝါပနက တရားတို့ကိုလည်း။ ဂဟေတွာ၊ တပေါင်းတည်းယူ၍။ ဣမေ ဓမ္မာ ကုသလာတိ၊ ဟူ၍။ အပေတုံ၊ အပြီးအဆုံးသို့ ရောက်စေခြင်းငှာ။ (နိဂုံးအုပ်ခြင်းငှာ။) ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ ဣတိ၊ ဤသို့ နှလုံးသွင်း၍။ အပ္ပနာယ၊ အပ္ပနာ၌။ (သင်္ဂဟကာရေန။) အဝရောဓိတံ၊ သက် ရောက်စေအပ်ပြီ။ ဝါ၊ သွင်းအပ်ပြီ။ ဝေဉ္စ ကတော၊ ဤအကြောင်းကြောင့်။ နိဒ္ဓေသေပိ၊ နိဒ္ဓေသ၌လည်း။ တေဿ၊ ဤ ယေဝါပန။ပ။ဓမ္မာ ဟူသော

၁ ၊ ယေဝါပန ။ပ။ န ဝုတ္တံ။ ။အဋ္ဌကထာ၌ “ယေဝါပန။ပ။အရူပိနော ဓမ္မာ” ဟူသော ပါဠိတော်စကားကို “ဣမေ ဓမ္မာ ကုသလာ” နှင့် တွဲ၍ အပ္ပနာပရိစ္ဆေဒ၌ သွင်းထား၏။ ထိုသို့ သွင်းထားရာ၌ အဋ္ဌကထာ ဆရာ၏ ယူဆချက်ကား “ယေဝါပန ။ပ။ဓမ္မာ” ဟူသော စကားရပ်ကို “ဖဿော ဟောတိ၊ ဝေဒနာ ဟောတိ” စသည်တို့ ကဲ့သို့ “ဟောန္တိ” ဟု ကြိယာနှင့်ဆက်သွယ်၍ ဘုရားရှင် ဟောတော်မမူအပ်။ ထို့ကြောင့် “ဖဿော ဟောတိ” စသည်တို့ကဲ့သို့ ဓမ္မာဒေသ ပရိစ္ဆေဒ၌ မပါဝင်သင့်။ “ဣမေ ဓမ္မာ ကုသလာ” ဟူသော နိဂုံး၌သာ ပါဝင်သင့်၏ ဟု ယူဆသည်။

၂။ ဝေဉ္စ ကတော။ ။ထိုသို့ နိဂုံး၌ ပါဝင်သောကြောင့်ပင် နောက် အကျယ်ပြသော နိဒ္ဓေသ၌လည်း ဤ “ယေဝါ ပန။ပ။အရူပိနော ဓမ္မာ” အတွက် ပဒဘာဇနီယကို ဘုရားရှင် ပြတော်မမူ။ [ဥဒ္ဓိဋ္ဌာဝသေသေ၌ ဥဒ္ဓိဋ္ဌဟူသည် သရုပ်အားဖြင့် ထုတ်ပြအပ် ပြီးသော “ဖဿ၊ ဝေဒနာ” စသည်တို့တည်း။ အဝသေသ ဟူသည် ထို တရားတို့မှ ကြွင်း သော ယေဝါပနက တရားတို့တည်း။]

စကားရပ်၏။ ပဒဘာဇနီယံ၊ ပဒဘာဇနီကို။ န ဝုတ္တံ၊ ဟောတော်မူအပ်။
ဣတိ၊ ဤသို့ မှတ်အပ်၏။

ပန၊ ထိုသို့ အဋ္ဌကထာဆရာက အပ္ပနာ၌ သွင်းပါသော်လည်း။ သရူပေန၊
သရုပ်သကောင်အားဖြင့်။ အဒဿိတတ္တာ၊ မပြုအပ်သည်၏ အဖြစ်ကြောင့်။
(ဖဿော ဟောတိ စသည်တို့ကဲ့သို့ သရုပ်သကောင်အားဖြင့် မပြုအပ်သည်၏
အဖြစ်ကြောင့်။) 'အတ္ထိတိ၊ ဟူ၍။ ဝတော၊ ဟောတော်မူပြီး၍။ ဒုတိယေန၊
ဒုတိယဖြစ်သော။ ဟောတိ သဒ္ဓေန၊ နှင့်။ သမ္ပန္နော၊ စပ်ခြင်းကိုလည်းကောင်း။
နိဒ္ဒေသော ဝ၊ အကျယ် နိဒ္ဒေသကိုလည်းကောင်း။ န ကတော၊ ဘုရားရှင်
ပြုတော်မူအပ်။ ပန၊ ဆက်။ သင်္ခေပေန၊ အကျဉ်းချုပ်အားဖြင့်။ ဥဒ္ဓိသိတော၊
ပြုပြီး၍။ သင်္ခေပေန ဝ၊ အားဖြင့်ပင်။ ယေဝါပန ဓမ္မာ၊ ယေဝါ ပန တရားတို့
ကို။ နိဒ္ဓိဋ္ဌာ၊ ညွှန်ပြအပ်ကုန်ပြီ။ ဣတိ၊ ထို့ကြောင့်။ တေဿ ဓမ္မဿ၊ ဤ
ယေဝါပနက တရားကို။ ဥဒ္ဓေသေ၊ ဥဒ္ဓေသ၌။ (ဓမ္မုဒ္ဓေသ ပရိစ္ဆေဒ၌။) အဝ-
ရာဓော၊ သွင်းခြင်းသည်။ ယုတ္တော၊ သင့်မြတ်၏။ နိဒ္ဓေသာဝသာနေ၊ နိဒ္ဓေသ
အဆုံး၌။ ဝုတ္တဿ၊ ဟောတော်မူအပ်သော။ (တေဿ ဓမ္မဿ၊ ဤ ယေဝါ-

၁။ သရူပေန။ပ။ဝုတ္တတ္တာတိ။ ။ဤစကားကား မူလဒီကာဆရာ၏ မိမိအယူကို
ပြသောစကားတည်း။ ခိုင်လုံရင်းမှာ “ယေဝါပန။ပ။အရူပိနော ဓမ္မာ” ဟူသောစကား
ကို အဋ္ဌကထာဆရာ သွင်းသလို အပ္ပနာပရိစ္ဆေဒ၌ မသွင်းပဲ ဥဒ္ဓေသဝယ် ဓမ္မုဒ္ဓေသ-
ပရိစ္ဆေဒ၌လည်းကောင်း၊ နိဒ္ဓေသအဆုံးဝယ် ဓမ္မနိဒ္ဓေသ၌လည်းကောင်း သွင်းသင့်သ
ည်-
ဟူလို။

၂။ အတ္ထိတိ။ပ။န ကတော။ ။ဓမ္မုဒ္ဓေသ၌သွင်းလျှင် “ဖဿော ဟောတိ” စသည်
တို့ကဲ့သို့ ဟောတိသဒ္ဓါ မပါပါတကားဟု စောဒနာဖွယ် ရှိသောကြောင့် “အတ္ထိတိ
ဝတော။ပ။န ကတော” ဟု မိန့်သည်။ “အတ္ထိ ပဋိစ္စသမုပ္ပန္နာ” ဟု ဟောတော်မူပြီး ဖြစ်
သောကြောင့် “ဒုတိယ ဟောတိကြိယာနှင့် ဆက်စပ်မှုကို မပြုအပ်တော့” ဟူလို။
[အတ္ထိနှင့်ဟောတိသည် ဘူဓာတ်၏ အနက်ချင်းတူသောကြောင့် အတ္ထိကို ပထမ၊
နောက်မှ ဟောရမည့် ဟောတိသဒ္ဓါကို ဒုတိယဟု ဆိုထားသည်။]

၃။ သင်္ခေပေန ပန။ ။သို့ဖြစ်လျှင် နိဒ္ဓေသ၌ အဘယ်ကြောင့် အကျယ်ပြုတော်
မူအပ်သနည်း ဟု မေးဖွယ်ရှိသောကြောင့် “သင်္ခေပေန။ပ။နိဒ္ဓိဋ္ဌာ” ဟု မိန့်သည်။
“ဖဿော ဟောတိ ဝေဒနာ ဟောတိ” စသည်တို့ကဲ့သို့ သရုပ်အားဖြင့် မပြုပဲ “ယေဝါ-
ပန။ပ။အရူပိနော ဓမ္မာ” ဟု အကျဉ်းချုပ်အားဖြင့် ဥဒ္ဓေသ၌ ပြခဲ့သောကြောင့် နိဒ္ဓေသ
၌လည်း အကျဉ်းချုပ်အားဖြင့်ပင် ပြရတော့သည်-ဟူလို။

ပုစ္ဆာ၏အရကောက်။ ။အတ္ထတော ပန သဗ္ဗာပိ (ပုစ္ဆာ) တထာပဝတ္တံ ဝစနံ-ထို
မေးသော အခြင်းအရာအားဖြင့် ဖြစ်သောစကား။ (တနည်း) တဒုပ္ပာဒကော ဝါ စိတ္တု
ပ္ပာဒေါ-ထို အမေးစကားကို ဖြစ်စေတတ်သော စိတ္တုပ္ပာဒ်။-အနုဒီကာ။

ပနက တရားကို။) ဓမ္မနိဒ္ဒေသ စ၊ ဓမ္မနိဒ္ဒေသဉ္စလည်း။ (အဝရောဓော ယုတ္တော။) ဣတိ၊ ကား။ (နော၊ ငါတို့၏။ မတိ၊ အလိုတည်း။)

ပုစ္ဆာပရိစ္ဆေဒဝစနေနေဝ၊ ပုစ္ဆာ ပရိစ္ဆေဒ စကားဖြင့်ပင်။ (“ကတမေ ဓမ္မာ ကုသလာတိ အယံ ပုစ္ဆာ နာမ” ဟူသော ပုစ္ဆာပရိစ္ဆေဒ စကားဖြင့်ပင်။) ပုစ္ဆာဘာဝေ၊ ပုစ္ဆာ၏ အဖြစ်ကို။ ဝိညာတေ၊ သိအပ်ပြီးသော်။ ပုစ္ဆာဝိသေသ ဉာပနတ္ထံ၊ ပုစ္ဆာအထူးကို သိစေခြင်းအကျိုးငှာ။ (ပုစ္ဆာ ၅-မျိုးတွင် ကထေတု ကမ္ပတာပုစ္ဆာ ဟူသော ပုစ္ဆာအထူးဖြစ်ကြောင်းကို သိစေခြင်း အကျိုးငှာ။) အယံ ကထေတုကမ္ပတာ ပုစ္ဆာတိ၊ ဟူ၍။ အာဟ၊ ပြီ။ ... ပဉ္စဝိသာဟိတိ၊ ဟူ သောပါဌ်ဖြင့်။ မဟာနိဒ္ဒေသေ၊ မဟာနိဒ္ဒေသ ပါဠိတော်၌။ အာဂတာ၊ လာ ကုန်သော။ ပုစ္ဆာ၊ ပုစ္ဆာတို့ကို။ ဒသေတိ၊ ၏။

လက္ခဏန္တိ၊ ကား။ ဉာတုံ၊ ငှာ။ ဣစ္ဆိတော၊ သော။ ယော ကောစိ၊ သော။ သဘာဝေ၊ သဘောတည်း။ အညာတန္တိ၊ ပါဌ်ဖြင့်။ ယေန ကေနစိ၊ သော။ ဉာဏေန၊ ဖြင့်။ အညာတဘာဝံ၊ သိအပ်ပြီး မဟုတ်သည်၏ အဖြစ်ကို။ အာဟ၊ မိန့်တော်မူပြီ။ အဒိဋ္ဌန္တိ၊ ဖြင့်။ ဒဿနဘူတေန၊ မျက်ဝါးထင်ထင် မြင် တတ်သည် ဖြစ်၍ဖြစ်သော။ ဉာဏေန၊ ဖြင့်။ ပစ္စက္ခံ ဝိယ၊ မျက်မှောက်ကို ကဲ့သို့။ အဒိဋ္ဌတံ၊ မြင်အပ်ပြီး မဟုတ်သည်၏ အဖြစ်ကို။ (အာဟ။) အတုလိတန္တိ၊ ဖြင့်။ ဣဒံ၊ ဤ အရာဝတ္ထုသည်။ တွေ့ကံ၊ ဤမျှ အတိုင်းအရှည်ရှိ၏။ ဣတိ၊ သို့။ တုလာဘူဘာယ၊ ချိန်ခွင်သဖွယ် ဖြစ်၍ဖြစ်သော။ ပညာယ၊ ဖြင့်။ အတုလိ- တတံ၊ နှိုင်းချိန်အပ်ပြီး မဟုတ်သည်၏ အဖြစ်ကို။ (အာဟ။) အတိရိတန္တိ၊ ဖြင့်။ တိရဏဘူဘာယ၊ ဆုံးဖြတ်တတ်သည် ဖြစ်၍ဖြစ်သော။ ပညာယ၊ ဖြင့်။ အကတဉာဏ ကိရိယာ သမာပနတံ၊ မပြုအပ်သေးသော ဉာဏ်အမူအရာကို ပြီးဆုံးစေခြင်းရှိသည်၏ အဖြစ်ကို။ ဝါ၊ ဉာဏ်အမူအရာကို ပြီးဆုံးအောင် မပြု အပ်သေးသည်၏အဖြစ်ကို။ (အာဟ။) အဝိဘူတန္တိ၊ ဖြင့်။ ဉာဏဿ၊ အား။ အပါကဋ္ဌဘာဝံ၊ မထင်ရှားသေးသည်၏ အဖြစ်ကို။ (အာဟ။) အဝိဘာဝိတန္တိ၊ ဖြင့်။ ဉာဏေန၊ ဖြင့်။ အပါကဋ္ဌိကတဘာဝံ၊ ထင်စွာမပြုအပ်သေးသည်၏ အဖြစ် ကို။ (အာဟ။)

တောယ၊ ဤ ပုစ္ဆာဖြင့်။ အဒိဋ္ဌံ၊ သိမြင်အပ်ပြီး မဟုတ်သော သဘောကို။ ဇောတီယတိ၊ ထွန်းပြအပ်၏။ ဣတိ၊ ကြောင့်။ (ထိုသို့ သိမြင်အပ်ပြီး မဟုတ် သော သဘောကို ထွန်းပြကြောင်း၏ အဖြစ်ကြောင့်။ သာ၊ ထိုပုစ္ဆာသည်။) အဒိဋ္ဌဇောတနာ၊ မည်၏။ အနုမတိယာ၊ တရားနာသူတို့၏ အလိုကို။ ပုစ္ဆာ၊ မေးကြောင်းစကားသည်။ အနုမတိပုစ္ဆာ၊ မည်၏။ ဟိ၊ မှန်၏။ တံ ကိ

မညထ ဘိက္ခုဝေတိ အာဒိ ပုစ္ဆာယ၊ တံ ကိံ မညထ ဘိက္ခုဝေ အစရှိသော ပုစ္ဆာဖြင့်။ တုမှာကံ၊ သင်တို့၏။ အနုမတိ၊ အလိုသည်။ ကာ၊ အဘယ်နည်း။ ဣတိ၊ သို့။ အနုမတိ၊ အလိုသည်။ ဝါ၊ ကို။ ပုစ္ဆိတာ၊ မေးတော်မူအပ်သည်။ ဟောတိ၊ ၏။ ကထေတုကမ္ပတတိ၊ ကား။ ကထေတုကမ္ပတယ၊ ဖြေခြင်း ငှာ အလိုတော်ရှိသည်၏ အဖြစ်ကြောင့်။ (ပဉ္စ ပုစ္ဆတိ-၌ စပ်။)

ပဘေဒတော ဓမ္မာနံ ဒေသနန္တိ-ဟူသောပါဠိဖြင့်။ မာတိကာဒေသနံ၊ မာတိကာ ဒေသနာတော်ကို။ (သင်္ဂဟကာရော။) အာဟ။ ဟိ၊ မှန်။ (တနည်း-ကသ္မာ ဝိညာယတိ။) ဟိ ယသ္မာ။ တတ္ထ၊ ထို မာတိကာ ဒေသနာတော်၌။ ပုရတော၊ ဓမ္မသဒ္ဓါ၏ ရှေ့၌။ ကုသလာဒိကေ၊ အစရှိကုန်သော။ ပဘေဒေ၊ အထူးအပြားတို့ကို။ ဝဟ္တာ၊ ဟောတော်မူပြီး၍။ ပစ္ဆတော၊ နောက်၌။ (ကုသိုလ် အစရှိသော ပဘေဒတို့မှ နောက်၌။) ဓမ္မာ၊ ဓမ္မတို့ကို။ ဝုတ္တာ၊ ကုန်ပြီ။ ဣတိ၊ ကြောင့်။ (ပဘေဒတော ဓမ္မာနံ ဒေသနန္တိ မာတိကာဒေသနံ သင်္ဂဟ-ကာရော အာဟ၊ ဣတိ ဝိညာယတိ။) ပဘေဒဝန္တဒဿနတ္ထန္တိ၊ ပါဠိဖြင့်။ နိဒ္ဒေသံ၊ နိဒ္ဒေသကို။ ဝါ၊ ပဒဘာဇနီကို။ (သင်္ဂဟကာရော) အာဟ။

ဣဒံ ဝုတ္တံ ဟောတိ၊ (ကိံ ဝုတ္တံ ဟောတိ)။ မာတိကာယ၊ မာတိကာ ဒေသနာတော်၌။ သဝိသေသနာ၊ ကုသလာ အကုသလာ စသော ဝိသေသနနှင့် တကွဖြစ်ကုန်သော။ ဓမ္မာ၊ ဓမ္မတို့ကို။ ဝုတ္တာ၊ ကုန်ပြီ။ တေ စ၊ ထို ဓမ္မတို့သည်လည်း။ ဝိသေသိတဗ္ဗတ္တာ၊ ဝိသေသျှတို့၏ အဖြစ်ကြောင့်။ ပဓာနာ၊ ပြဋ္ဌာန်းကုန်၏။ ပဓာနံ စ၊ ပြဋ္ဌာန်းသော တရားသည်လည်း။ ဣတိ ကတ္တဗ္ဗ-တာယ၊ ဤသို့ မေးမှု ဖြေမှုကို ပြုထိုက်သည်၏ အဖြစ်၌။ ယုဇ္ဇတိ၊ သင့် ၏။ ဣတိ၊ ကြောင့်။ ပဓာနာနံ၊ ကုန်သော။ ဓမ္မာနမေဝ၊ ဓမ္မတို့၏သာလျှင်။ ပုစ္ဆိတဗ္ဗတာ၊ မေးထိုက်ကုန်သည်၏ အဖြစ်သည်လည်းကောင်း။ ဝိသေသိတဗ္ဗတာ စ၊ သည်လည်းကောင်း။ ဟောတိ၊ တသ္မာ။ တေ ပုစ္ဆိတဗ္ဗေ၊ ထို မေးထိုက် သော ဓမ္မတို့ကို။ ဒဿေတံ၊ ပြတော်မူခြင်းငှာ။ ကတမေ ဓမ္မာတိ၊ ဟူ၍။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ ပန၊ ဆက်။ ဝိသေသဝန္တော၊ ကုသိုလ် အကုသိုလ်စသော ဝိသေသန ရှိကုန်သော။ တေ၊ ထို ဓမ္မတို့ကို။ ပုစ္ဆိတာ၊ ကုန်ပြီ။ ဣတိ၊ ဤ

၁။ ဣတိ ကတ္တဗ္ဗတာယ။ ။ဣတိသဒ္ဓါသည် ဆိုအပ်လတ္တံ့သော ပုစ္ဆိတဗ္ဗတာ ဝိသေသိတဗ္ဗတာကို ညွှန်ပြသော စကားတည်း။ [ဣတိတိ ဣမိနာပကာရေန ပုစ္ဆိတဗ္ဗ ဝိသေသိတဗ္ဗတာဝ သင်္ခါတေန။-မဓု။] “ကတ္တဗ္ဗတာ၊ ပြုထိုက်သည်၏ အဖြစ်”ဟူသည် ပုစ္ဆာအဖြစ်ဖြင့် ပြုထိုက်ခြင်း၊ ဝိသေသနအဖြစ်ဖြင့် ပြုထိုက်ခြင်းတည်း။ ဆိုလိုရင်းမှာ- ပဓာနဖြစ်သော ဓမ္မတို့ကိုသာ မေးသင့် ဖြေသင့်သည်-ဟူလို။

အဓိပ္ပာယ်ကို။ ဒဿေတုံ၊ ငှာ။ ပုန။ ကုသလာတိ၊ ဟူ၍။ ဝုတ္တံ။ ဣတိ ဧဝံ၊
 ဤ ဆိုအပ်ပြီးသော အကြောင်းကြောင့်။ ပဘေဒပန္နဒဿနတ္ထံ၊ အထူးအပြား
 ရှိသော ဓမ္မတို့ကို ပြတော်မူခြင်း အကျိုးငှာ။ အယံ ပဒါနုက္ကမော၊ ဤကတမေ
 ဓမ္မာ ကုသလာ ဟူသော ပုဒ်အစဉ်ကို။ ကတော၊ ပြီ။ ဣတိ၊ ဤအနက်သည်။ ဝါ၊
 ကို။ (ဝုတ္တံ ဟောတိ။) ဣမေ ဓမ္မာ ကုသလာတိ ဝိဿဇ္ဇနေပိ၊ ဣမေ ဓမ္မာ
 ကုသလာ ဟူသော အဖြေ၌လည်း။ ဧဝမေဝ၊ ဤ အတူသာလျှင်။ ယောဇနာ၊
 ယှဉ်စေခြင်းကို။ (ပုဒ်တို့ကို ယှဉ်စေခြင်းဟူသော ပဒယောဇနာ၊ အနက်တို့ကို
 ယှဉ်စေခြင်းဟူသော အတ္ထယောဇနာကို။) ကာတဗ္ဗာ၊ ၏။

ပဘေဒတော။ ပ။ ဒီပေတွာတိ တေဿ၊ ဟူသော ဤပါဌ်၏။ အတ္ထံ၊
 အနက်ကို။ ဝိဝရိတုံ၊ ဖွင့်ခြင်းငှာ။ ဣမသ္မိဉ္စိတိ အာဒိံ၊ အစရှိသော စကား
 ကို။ (သင်္ဂဟကာရော) အာဟ။ အနေကပ္ပဘေဒါ၊ တပါးမက များသော
 အပြားရှိကုန်သော ဓမ္မတို့ကို။ ဒေသေတဗ္ဗာ၊ ဟောထိုက်ကုန်၏။ ဣတိ၊ သို့။
 သမ္ပန္နော၊ စပ်ခြင်းသည်။ (“ဒေသေတဗ္ဗာ” ဟု ကြိယာကို ထည့်၍ စပ်ခြင်း
 သည်။ ဟောတိ။)

တသ္မာတိ၊ ကား။ ၊ အဝေါဟာရ ဒေသနတော၊ ဝေါဟာရ ဒေသနာ
 မဟုတ်သည်၏ အဖြစ်ကြောင့်။ (သုတ္တန်ဒေသနာ မဟုတ်သည့်အတွက်။) ဓမ္မာနု
 မေဝ၊ ပရမတ္ထဓမ္မတို့၏သာ။ ဝါ၊ တို့ကိုသာ။ ဒေသေတဗ္ဗတ္တာ၊ ဟောထိုက်
 ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း။ ကေသံ၊ ထို ဓမ္မတို့၏။ သနဝိ-
 နိဗ္ဗောဂ ပဋိသမ္ဘိဒါဉာဏာဝဟနတော၊ သနဝိနိဗ္ဗောဂဉာဏ် ပဋိသမ္ဘိဒါဉာဏ်
 ကို ဆောင်နိုင်ကုန်သည်၏ အဖြစ်ကြောင့်။ (ဆောင်နိုင်ကုန်သည့်အတွက်။)
 ပဘေဒပန္နာနံ၊ အထူးအပြားရှိသော ဓမ္မတို့၏။ ဝါ၊ တို့ကို။ ဒေသေ-
 တဗ္ဗတ္တာ စ၊ ကြောင့်လည်းကောင်း။ ကုသလာ။ ပ။ ဒီပေတွာတိ ဧတေန၊ ဤ
 ပါဌ်နှင့်။ သမ္ပန္နော၊ စပ်ခြင်းသည်။ (ဟောတိ။) ဟိ၊ မှန်။ ဧဝမေဝ၊ ဤ

၁။ ဝုတ္တံတိ ကတောတိ။ ။ ဆက်နေသော ၂-ဝါကျ၌ ဣတိ ၂-ပုဒ်ပါနေ၏။ ရှေ့
 ဣတိကို ဧဝံနှင့် တွဲ၍ “ဣတိ ဧဝံ ကာရဏေန” ဟု လည်းကောင်း၊ နောက်ဣတိကို
 “ဣဒံ ဝုတ္တံ ဟောတိ” သို့ ပြန်လှည့်၍ စပ်ဖိုရန်လည်းကောင်း မရ၌ ဒုတိယနည်းဖွင့်၏။
 ထို ဒုတိယနည်းကိုမှီး၍ သင့်တော်အောင် အနက်ပေးလိုက်ပါသည်။

၂။ အဝေါဟာရ။ ပ။ တဗ္ဗတ္တာ။ ။ အဝေါဟာရဒေသနတော မှ စ၍ ပဘေဒ-
 ပန္နာနံ ဒေသေတဗ္ဗတ္တာ တိုင်အောင်သော စကားချပ်ဖြင့် တသ္မာ၏ စွဲနက်ကို ပြသည်။
 ထိုသို့ပြရာ၌ အဋ္ဌကထာဝယ် တသ္မာနောက်က “ဓမ္မာ ဧဝ။ ပ။ ဟောတိတိ” စသော
 အကျယ်ကို ကြည့်၍ ပြခြင်းဖြစ်သည် ဟု မှတ်ပါ။

အတိုင်းပင်။ ယထာဝုတ္တဒီပနဿ၊ အကြင်အကြင် ဆိုအပ်ပြီးသော ဒီပနကြိယာ
 ၏။ (ဓမ္မာနံ ဒေသနံ ဒီပေတွာ၌ ဒီပနကြိယာ၏။) ၁ သကာရဏံ၊ အကြောင်း
 နှင့်တကွဖြစ်သော။ ဟေတု၊ မူလဟိတ်ကို။ ပကာသေတု၊ ထင်ရှားပြခြင်းငှာ။
 ပုန၊ တဖန်။ (“တသ္မာ” ဟူသော ဟိတ်မှတဖန်။) ဓမ္မာ ဝေဂါတိအာဒိ၊
 အစရှိသော စကားကို။ (သင်္ဂဟကာရေန) ဝုတ္တံ။ ဣတိ၊ ဤသို့ မှတ်အပ်၏။
 (တနည်း-ရှေ့က “ကသ္မာ ဝိညာယတိ ဟိ၊ ယသ္မာ” ဟု ပေးပြီးလျှင် “ဣတိ၊
 ကြောင့်။ ဝိညာယတိ၊ ၏” ဟုလည်း ပေးနိုင်၏။)

ဓမ္မာတိ သာမညမတ္တဝစနေန၊ ဓမ္မာ ဟု သာမညမျှဖြစ်သော စကားဖြင့်။
 [ကုသလာ အကုသလာ စသော ဝိသေသန မပါပဲ ဓမ္မာဟူသော သမညမျှ
 ဖြစ်သော စကားဖြင့်။] သမ္မဟာဒီသနဝသေန၊ သမ္မဟ အစရှိသော တခဲနက်
 ၏ အစွမ်းဖြင့်။ ဧကတ္တဂ္ဂဟဏံ၊ ဓမ္မတခုတည်း၏ အဖြစ်ကို ယူခြင်းသည်။
 ဟောတိ၊ ၏။ ဣတိ၊ ကြောင့်။ (ဓမ္မာ ဟု သာမညဟောလိုက်လျှင် ဓမ္မ
 တခုတည်း၏ အဖြစ်ကို ယူစရာရှိသောကြောင့်။) ပဘေဒဒေသနာ၊ ကုသိုလ်
 အကုသိုလ် စသော အပြားအားဖြင့် ဟောတော်မူအပ်သော ဒေသနာတော်
 သည်။ ဧကတ္တဝိနိဗ္ဗောဂကရဏံ၊ တခုတည်း၏အဖြစ်ကို အသီးအသီး ခွဲစိတ်မှု
 ကိုပြုတတ်သော။ သနဝိနိဗ္ဗောဂဉာဏံ၊ သနဝိနိဗ္ဗောဂ ဉာဏ်ကို။ အာဝဟတိ၊
 ဆောင်နိုင်၏။ တထာ၊ ထိုမှတပါး။ (ပဘေဒဒေသနာ၊ သည်။) ကုသလာဒီ
 ဓမ္မာနံ၊ ကုသိုလ်အစရှိသော အကြောင်းတရားတို့ကိုလည်းကောင်း။ အဗျာ-
 ကတာဒိ အတ္ထာနဉ္စ၊ အဗျာကတ အစရှိသော အကျိုးတရားတို့ကို လည်း
 ကောင်း။ ဒီပနတော၊ ပြတတ်သည်၏ အဖြစ်ကြောင့်။ ဓမ္မပဋိသမ္ဘိဒါဒိဉာဏဉ္စ၊
 ဓမ္မပဋိသမ္ဘိဒါ အစရှိသော ဉာဏ်ကိုလည်း။ ဝါ၊ ဓမ္မပဋိသမ္ဘိဒါဉာဏ် အတ္ထ-
 ပဋိသမ္ဘိဒါဉာဏ်ကိုလည်း။ အာဝဟတိ၊ ၏။

ပဘေဒဝန္တဒဿနတ္ထံတိ တေ၊ ဟူသော ဤပါဌ်ကို။ ဝိဝရိတံ၊ ငှာ။ ဣဒါနိ
 ယေ တေနာတိအာဒိ၊ စကားကို။ (သင်္ဂဟကာရေ) အာဟ။ ဣတိ ကတ္တဗ္ဗတာ-
 ယုတ္တဿ၊ ဤသို့ မေ့မှု ဖြေမှုကို ပြုထိုက်သည်၏ အဖြစ်အား သင့်လျော်
 သော ဓမ္မ၏။ ဝိသေသနတ္တာ၊ (ကုသလာ အကုသလာ စသည်တို့က) ဝိသေသန

၁။ ဟေတု သကာရဏံ။ ။ရှေ့ဟိတ်အတွက် “(ယသ္မာ) နာယံ ဝေဂါဟာရ-
 ဒေသနာ” ဟူသော ဟိတ်ကို “ကာရဏ” ဟုလည်းကောင်း၊ “(တသ္မာ) ဓမ္မာ
 ဧဝ ဣဓ ဒေသေတဗ္ဗာ” ဟူသော မူလဟိတ်ကို “ဟေတု” ဟု လည်းကောင်း ဆို၏။
 ထို့ပြင်-နောက်ဟိတ်အတွက် “ပဘေဒတော ဟိ ဒေသနာ။ ပ။ ဝဟာ ဟောတိ” ဟူ
 သော ဟိတ်ကို “ကာရဏ” ဟု လည်းကောင်း၊ “တေ စ။ ပ။ ဒေသေတဗ္ဗာ” ဟူ
 သော မူလဟိတ်ကို “ဟေတု” ဟု လည်းကောင်း ဆိုသည်။

တို့၏ အဖြစ်ကြောင့်။ ပဘေဒဝန္တေသု၊ (ကုသိုလ် အကုသိုလ် စသောအားဖြင့်) အထူးအပြားရှိသော ဓမ္မတို့ကို။ ဒဿိတေသု၊ ရှေးဦးစွာ ပြုအပ်ကုန်ပြီးသော်။ ဝါ၊ ကုန်ပြီးမှ။ ပဘေဒေါ၊ ကုသိုလ် အကုသိုလ် စသောအပြားသည်။ ဝါ၊ ကို။ ဒဿိယမာနော၊ နောက်မှ ပြုအပ်သော်။ ယုဇ္ဇတိ၊ သင့်၏။

[ဋီကာဆရာ၏ အတ္ထုနောမတိ အဖြေကိုပြုလို၍ “အထ ဝါ” စသည်ကို မိန့်။] အထ ဝါ၊ အဋ္ဌကထာနည်းမှ တနည်းကား။ ဥဒ္ဓေသေ၊ ဥဒ္ဓေသသည်။ ဝါ၊ မာတိကာသည်။ ဓမ္မပုဓာနော၊ ဓမ္မပုဓာနရှိ၏။ ဝါ၊ ပြဋ္ဌာန်းသော ဓမ္မရှိ၏။ ပုစ္ဆော၊ ပုစ္ဆာသည်။ သံသယိတပုဓာနာ၊ ယုံမှားအပ်သော အနက်လျှင် ပုဓာနရှိ၏။ စ၊ ဆက်။ ဓမ္မဘာဝေါ၊ ဓမ္မ၏အဖြစ်ကို။ န သံသယိတော၊ မယုံမှားအပ်။ ကုသလာဒိဘေဒေါ ပန၊ ကုသိုလ် အစရှိသော အပြားကိုကား။ သံသယိတော၊ ယုံမှားအပ်၏။ ဣတိ၊ ကြောင့်။ နိစ္ဆိတသံသယိတဝသေန၊ ဆုံးဖြတ်အပ်ပြီးသော ဓမ္မ၊ ယုံမှားအပ်သော ကုသလ အစရှိသည်တို့၏ အစွမ်းဖြင့်။ အယံ ပဒါနုက္ကမော၊ ဤ ဓမ္မာ ကုသလာ ဟူသော ပုဒ်တို့၏ အစဉ်ကို။ (ဘဂဝတာ) ကတော။ [ဤအလိုလည်း “ကကမေ ဓမ္မာ၊ အဘယ်ဓမ္မတို့သည်။ ကုသလာ၊ ကုသိုလ်တို့မည်သနည်း” ဟု ပင် ပေးပါ။]

တ္ထောတိ၊ ကား။ တေသ္မိံ ဝစနေ၊ ဤ စကားရပ်၌။ ကိမတ္ထံ၊ အဘယ်အကျိုးငှာ။ ဘဂဝါ၊ သည်။ အာဟ၊ “ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ” ဟု ဟောတော်မူပါသနည်း။ ဣတိ၊ ဤသို့ မေးဖွယ်ရှိသောကြောင့်။ တံ၊ ထိုအကျိုးကို။ ဒဿေတံ၊ ငှာ။ သမယေ နိဒ္ဒိသံ စိတ္တန္တံ၊ ဟူ၍။ (သင်္ဂဟကာရော) အာဟ။ [“ကိမတ္ထံ၊ အဘယ်အကျိုးရှိသောစိတ်ကို။ ဘဂဝါ၊ သည်။ အာဟ၊ ဟောတော်မူသနည်း” ဟု မဓုဖွင့်လေ၏။] ပရိယောသာနေတိ၊ ကား။ သမယေ၊ သမယ၌။ စိတ္တနိဒ္ဓေသဿ၊ စိတ်ကို အကျယ်ညွှန်ပြကြောင်း ဖြစ်သော။ ယသ္မိံ ။ပ။ အာရဗ္ဘာတိ တေဿ၊ ဟူသော ဤပါငြ်၏။ ပရိယောသာနေ၊ အဆုံး၌။ တသ္မိံ သမယေတိ၊ ကား။ တသ္မိံ စိတ္တုပ္ပာဒသမယေ၊ ထိုစိတ်ဖြစ်ရာအခါ၌။ (ဖဿော ဟောတိ စသည်၌စပ်။) စိတ္တေန၊ စိတ်ဖြင့်။ သမယံ၊ သမယကို။ နိယမေတွာန၊ မှတ်သားပြီး၍။ (အထူးပြုပြီး၍။) အထ ပစ္ဆော၊ ၌။ ဗောဓေတံ၊ သိစေတော်မူခြင်းငှာ။ ဣတိ၊ ဤကား။ သမ္ပန္နော၊ ပုဒ်တို့၏ စပ်ခြင်းတည်း။ (“နိယမေတွာန အထ” ဟူသော ပုဒ်တို့ကို “ဗောဓေတံ” ၌ စပ်ပါဟူလို။)

ဘောဇနဂမနာဒိသမယနာနတ္ထေ၊ စားရာအခါ သွားရာအခါ အစရှိသော သမယတို့၏ ကွဲပြားကုန်သည်၏ အဖြစ်သည်လည်းကောင်း။ (ဤပါငြ်ဖြင့် သမယသဒ္ဒါ၏ ကာလအနက်ကို ပြသည်။) သမဝါယာဒိနာနတ္ထေ စ၊ သမဝါယ အစရှိ

သည်တို့ ထူးကုန်သည်၏အဖြစ်သည်လည်းကောင်း။ (ဤပါဌ်ဖြင့် သမယသဒ္ဓါ၏ သမဝါယ အစရှိသောအနက်ကို ပြသည်။) ဝိဇ္ဇမာနေပိ၊ ထင်ရှားရှိပါသော်လည်း။ ယထာဝုတ္တစိတ္တနိယမိတာ၊ အကြင်အကြင် ဆိုအပ်ပြီးသောစိတ်ဖြင့် မှတ်သားအပ်သော။ ဝိသေသိတာ၊ အထူးပြုအပ်သော သမယမှ။ (နိယမိတာကိုပင် “ဝိသေသိတာ” ဟု ထပ်ဖွင့်သည်။) အညသ္မိံ၊ အခြားသော။ သမယေ၊ သမယ၌။ ယထာဓိပေတနံ၊ အကြင်အကြင် ဟောတော်မူလိုအပ်ကုန်သော။ ဖဿဒီနံ၊ ဖဿ အစရှိသောတရားတို့၏။ အဘဝါ၊ မရှိခြင်းကြောင့်။ စိတ္တနိယမိတေ၊ စိတ်ဖြင့် မှတ်သားအပ်သော။ သမယေ၊ သမယ၌။ ဖဿဒယော၊ ဖဿ အစရှိသော တရားတို့ကို။ ဗောဓေတုံ၊ ငှာ။ တာဝါ၊ သမယမှ ရှေးဦးစွာ။ ဝိသေသနမေဝ၊ ဝိသေသနသာလျှင် ဖြစ်သော။ စိတ္တံ၊ ကိ။ ဒဿေတုံ၊ ငှာ။ သမယေ၊ ဝိသေသနဖြစ်သော သမယ၌။ စိတ္တံ၊ ဝိသေသဖြစ်သော စိတ်ကို။ နိဒ္ဒိသိ၊ အကျယ် ညွှန်ပြတော်မူပြီ။ ဣတိ အတ္ထော။

ဟိ၊ မှန်။ (တနည်း၊ ကသ္မာ ဣတိ အတ္ထော ဝိညာယတိ၊ ဟိ ယသ္မာ။ (ဝိသေသိတဗ္ဗောပိ၊ ဝိသေသဖြစ်လည်းဖြစ်သော။ သမယော၊ သမယသည်။ (တသ္မိံ သမယေ၌ သမယသည်။) အတ္တနော၊ မိမိဟူသော သမယအား။ ဥပကာရတ္ထံ၊ လျော်သော ကျေးဇူးကို ပြုခြင်းအကျိုးငှာ။ ဝိသေသနဘာဝံ၊ သို့။ အာပဇ္ဇတံ၊ ရောက်ရ၏။ [ယသ္မိံ သမယေတုန်းက ဝိသေသန၏အဖြစ်သို့ ရောက်ရသည်။] ဝိသေသနဘူတံ၊ ဝိသေသန ဖြစ်၍ဖြစ်သော။ စိတ္တံ စ၊ စိတ်သည်လည်း။ (တသ္မိံ သမယေ၌ ဝိသေသနဖြစ်သော စိတ်သည်လည်း။) တဒုပကာရတ္ထံ၊ ထို သမယအားလျော်သော ကျေးဇူးကို ပြုခြင်းအကျိုးငှာ။ ဝိသေသိတဗ္ဗဘာဝံ၊ ဝိသေသဖြစ်၏အဖြစ်သို့။ (အာပဇ္ဇတံ။) ဣတိ၊ ကြောင့်။ (ဣတိ၊ သို့။ အတ္ထော၊ ကိ။ ဝိညာယတိ၊ ၏။)

သန္တတိဗနာဒီနံ၊ သန္တတိဗနံ အစရှိသည်တို့၏။ အယံ၊ ကား။ ဝိသေသော၊ တည်း။ ပုရိမပစ္စိမာနံ၊ ရှေးကာလ၌ ဖြစ်ကုန် နောက်ကာလ၌ဖြစ်ကုန်သော

၁။ သန္တတိဗနံ။ ။ သန္တတိယာ၊ ရှေ့စိတ် နောက်စိတ်တို့၏ အစဉ်အဆက်အားဖြင့် + ဗနံ၊ တခုတည်းကဲ့သို့ တခဲနက်ဖြစ်သော စိတ်တည်း။ သန္တတိဗနံ၊ စိတ်။ ပဉ္စဒ္ဓါရာဇဇနံ၊ စက္ခုဝိညာဉ် စသည်တို့၏ ဖြစ်ရာအခါ၌ ရှေ့စိတ် နောက်စိတ်တို့သည် တခုတည်းမဟုတ်သော်လည်း ထိုစိတ် ၂-ခုတို့၏အကြား၌ ကာလ အခြားမရှိသောကြောင့် တစိတ်တည်းကဲ့သို့ ဖြစ်သွားခြင်းသည် သန္တတိဗနတာမည်၏။ [အနေကေပိ ဧကောပိယ ဟုတွာ ဘူတာ ဧကိဘူတာ။ ဧကေနောင် အပ္ပူတတဗ္ဗော အနက်၌ စိ-ပစ္စည်း သက်။ မီးစက်ပိုင်း ရမ်းသောအခါ တခုတည်း မဟုတ်သော်လည်း တခုတည်းဖြစ်ခြင်း မျိုးကဲ့သို့ စိတ်တွေစဉ်တန်း၍ ဖြစ်ရာ၌ တစိတ်တည်း မဟုတ်သော်လည်း တစိတ်တည်းကဲ့သို့ ဆင်ရသောက်အောင် တခဲနက်ဖြစ်ခြင်း။]

စိတ်တို့၏။ နိရန္တရကာယ၊ အကြားမရှိကုန်သည်၏ အဖြစ်ကြောင့်။ ငကီဘူတာန မိဝ၊ တစိတ်တည်း မဟုတ်သော်လည်း တစိတ်တည်းကဲ့သို့ဖြစ်၍ဖြစ်ကုန်သကဲ့သို့။ ပဝတ္တိ၊ ဖြစ်ခြင်းသည်။ သန္တတိသနတာ၊ သန္တတိသန၏အဖြစ် မည်၏။ တထာ၊ ထိုမှတပါး။ ဖဿဒီနံ၊ ဖဿ အစရှိသောတရားတို့၏။ ဧကသမူဟဝသေန၊ တပေါင်းတည်း၏ အစွမ်းဖြင့်လည်းကောင်း။ (သမူဟသန၏ ဝိသေသနတည်း၊ ဧကီဘူတာနမိဝ ပဝတ္တိ-၌စပ်။) ဒုဗ္ဗိညေယျကိစ္စဘေဒဝသေန၊ သာမန်ဉာဏ်ရှင် တို့ မသိအပ် မသိနိုင်သော ကိစ္စအထူးအပြား၏ အစွမ်းဖြင့်လည်းကောင်း။ (ကိစ္စသန၏ ဝိသေသနတည်း။) ဧကရမ္မဏတာ ဝသေန စ၊ တခုတည်းသော အာရုံရှိကုန်သည်၏အဖြစ်၏ အစွမ်းဖြင့်လည်းကောင်း။ (အာရမ္မဏသန၏ ဝိသေ သနတည်း။) ဧကီဘူတာနမိဝ၊ တခုတည်းမဟုတ်သော်လည်း တခုတည်းကဲ့သို့ ဖြစ်၍ ဖြစ်ကုန်သကဲ့သို့။ ပဝတ္တိ၊ သည်။ သမူဟဒိသနတာ၊ သမူဟဒိသန-၏ အဖြစ်မည်၏။ ဝါ၊ သမူဟသန၊ ကိစ္စသန၊ အာရမ္မဏသန-၏ အဖြစ်မည်၏။ ဣတိ၊ ဤကား။ (ဝိသေသော၊ တည်း။)

ကာလဉ္စ သမယဉ္စာတိ၊ ကား။ ယုတ္တကာလဉ္စ၊ လာသင့်ရာ အချိန်အခါကို လည်းကောင်း။ ပစ္စယသာမဂ္ဂိံ စ၊ အကြောင်း၏ ညီညွတ်ခြင်းကို လည်း ကောင်း။ (ဥပါဒါယ၊ ဉာဏ်ဖြင့်ယူ၍-၌ စပ်။) ... ခဏောတိ၊ ကား။ သြကာ သော၊ အခွင့်တည်း။ ဟိ၊ မှန်။ တထာဂတုပ္ပါဒါဒိကော၊ မြတ်စွာဘုရား၏ ပွင့်တော်မူခြင်း အစရှိသော အကြောင်းသည်။ မဂ္ဂဗြဟ္မစရိယဿ၊ မဂ္ဂဗြဟ္မ-စရိယ၏။ သြကာသော၊ အခွင့်တည်း။ (ကသ္မာ၊ နည်း။) တထာဂတုပ္ပါဒါဒိ-ကဿ၊ ၏။ တပုစ္စယ ပဋိလာဘ ဟေတုတ္တာ၊ ထိုမဂ္ဂဗြဟ္မစရိယ၏ အကြောင်း ကိုရခြင်း၏ အကြောင်း၏ အဖြစ်ကြောင့်တည်း။ စ၊ ဆက်။ ခဏော ဧဝ၊ ခဏသည်ပင်။ သမယော၊ သမယမည်၏။ ယော (သြကာသော) အကြင်

၁။ တထာ။ ပ။ သနတာ။ ။ [တထာကို ပက္ခန္ဓရဇောတက ဟု ယူရိုးရှိ၏။ မဇ္ဈိ ကား “တထာတိ ဥပဗြူဟနတ္ထေ (ကပ်၍ တိုးပွားစေခြင်း ဟူသောအနက်၌) နိပါတော” ဟု ဖွင့်၏။ ဤအလို “တထာ၊ ထို့ပြင်။ ဝါ၊ သည်သာ မကသေး။” ဟု ပေးပါ။] ဖဿ ဝေဒနာ စသော စိတ်စေတသိက်တို့ အတူတကွဖြစ်ရာ၌ တပေါင်းတည်းဖြစ်သောကြောင့် တခုတည်းကဲ့သို့ ဖြစ်ခြင်းကို “သမူဟသနတာ” ဟု ဆိုသည်။ ဖဿသည် သံသန္ဓနကိစ္စ ရှိ၏။ ဝေဒနာသည် အနာဘဝနကိစ္စ ရှိ၏။ ဤသို့ ကိစ္စကွဲပြားသော်လည်း အတူတကွ ယှဉ်၍ ဖြစ်ကြရာဝယ် ထိုကိစ္စအထူးကို မသိနိုင်လောက်အောင် တခုတည်းကဲ့သို့ တခဲ နက် ဖြစ်ကြခြင်းသည် ကိစ္စသနတာ မည်၏။ စက္ခုဒွါရဝိထိ၌ ဖြစ်ကြသော စိတ် စေ တသိက် တစဉ်တတန်းလုံးသည်ပင် ရူပါရုံတခုတည်းကို အာရုံပြုရသည့်အတွက် တခု တည်းကဲ့သို့ တခဲနက် ဖြစ်နေခြင်းသည် အာရမ္မဏသနတာ မည်၏။

အခွင့်ကို။ ခဏောတိ စ၊ ခဏဟူ၍လည်းကောင်း။ သမယောတိ စ၊ သမယ
ဟူ၍လည်းကောင်း။ ဝုစ္စတိ၊ ဧ။ သော (ဩကာသော)၊ သည်။ ဧကောဝ၊
တခုတည်းသော တထာဂတုပ္ပါဒ အစရှိသည်တည်း။ ဣတိ အတ္ထော။

မဟာသမယောတိ၊ ကား။ မဟာသမူဟော၊ များစွာသော အပေါင်းသည်။
(ဟောတိ၊ ဖြစ်ပါ၏။)....သမယောပိ၊ ခေါ် တိ၊ ကား။ သိက္ခာပရိပူရဏဿ၊
သိက္ခာကို ဖြည့်ကျင့်ခြင်း၏။ ဟေတုပိ၊ အကြောင်းသည်လည်း။ ဝါ၊ ကိုလည်း။
(အပ္ပဋ္ဌိဝိဒ္ဓော အဟောသိ-၌စပ်)....သမယပ္ပဝါဒကေတိ၊ ကား။ ဒိဋ္ဌိပ္ပဝါဒ-
ကေ၊ အယူကို အပြားအားဖြင့် ပြောဆိုရာဖြစ်သော။ (မလ္လိကာယ အာရာမေ-
၌ စပ်။) ဟိ၊ မှန်။ (တနည်း) ကသ္မာ၊ ကြောင့်။ သမယပ္ပဝါဒကေတိ ပဒဿ၊
၏။ ဒိဋ္ဌိပ္ပဝါဒကေတိ အတ္ထော၊ ကို။ ဝိညာယတိ၊ နည်း။ ဟိ (ယသ္မာ)။ ဝတ္ထု၊
ထို မလ္လိကာ၏ အရံ၌။ နိသိန္နာ၊ နေကုန်သော။ တိတ္ထိယာ၊ တို့သည်။
အတ္တနော အတ္တနော၊ ၏။ သမယံ၊ အယူကို။ ပဝဒန္တိ၊ အပြားအားဖြင့်ပြောဆို
ကြကုန်၏။ ဣတိ၊ ကြောင့်။ (သမယပ္ပဝါဒကေတိ ပဒဿ ဒိဋ္ဌိပ္ပဝါဒကေတိ
အတ္ထော ဝိညာယတိ။).... အတ္တာဘိသမယာတိ၊ ကား။ ဟိတပဋိလာဘာ၊
စီးပွားကို ရခြင်းကြောင့်။ (ပဏ္ဍိတောတိ ပဝုစ္စတိ-၌ စပ်။)

အဘိသမေတဗ္ဗော၊ ထိုးထွင်း၍ သိထိုက်၏။ ဣတိ အဘိသမယော။ အဘိ
သမယော၊ ထိုးထွင်း၍ သိထိုက်သော။ အတ္ထော၊ သဘောသည်။ အဘိသမယ-
တ္ထော၊ မည်၏။ ဣတိ၊ သို့။ ပိဋ္ဌနာဒိနိ၊ ပိဋ္ဌန အစရှိသော လေးနက်တို့ကို။ အဘိ
သမိတဗ္ဗဘာဝေန၊ ထိုးထွင်း၍ သိထိုက်ကုန်သည်၏ အဖြစ်အားဖြင့်။ ဧကီဘာဝံ၊
တခုတည်း၏ အဖြစ်သို့။ ဥပနေတော၊ ကပ်ဆောင်၍။ (အဘိသမယဋ္ဌော-ဟု
ကေဝု၏အဖြစ်သို့ ကပ်ဆောင်၍။) ဝုတ္တာနိ၊ ဟောတော်မူအပ်ကုန်ပြီ။

ဝါ၊ တနည်း။ အဘိသမယဿ ပဋိဝေဓဿ၊ ထိုးထွင်း၍ သိတတ်သော
ဉာဏ်၏။ ဝိသယဘူတော၊ အာရုံဖြစ်၍ ဖြစ်သော။ အတ္ထော၊ အနက်သဘော
သည်။ အဘိသမယဋ္ဌော၊ မည်၏။ ဣတိ၊ သို့။ တာနေဝ၊ ထို ပိဋ္ဌန အစရှိ
သည်တို့ကိုပင်။ တထာ၊ ထို တခုတည်း၏ အဖြစ်သို့ ကပ်ဆောင်၍။ ဧကတ္တေန၊
တခုတည်း၏အဖြစ်ဖြင့်။ (ဧကဝုသင်္ချာဖြင့်။) ဝုတ္တာနိ။

တတ္ထ၊ ထို ပိဋ္ဌန အစရှိသော အနက်တို့တွင်။ ပိဋ္ဌနံ၊ ပိဋ္ဌန ဟူသည်။ ဒုက္ခ-
သစ္စဿ၊ ဒုက္ခသစ္စာ၏။ တံသမင်္ဂီနော၊ ထိုဒုက္ခသစ္စာနှင့် ပြည့်စုံသော ပုဂ္ဂိုလ်ကို။
ဟိ သနံ၊ ညှဉ်းဆဲခြင်းတည်း။ အဝိပ္ပာရိကတာကရဏံ၊ ပြန်ပွားခြင်း မရှိသည်
၏ အဖြစ်ကို ပြုခြင်းတည်း။ သန္တာပေါ၊ ဟူသည်။ ဒုက္ခ ဒုက္ခတာဒိဘာဝေန၊
ဒုက္ခ ဒုက္ခတာ အစရှိသည်တို့၏ အဖြစ်ဖြင့်။ သန္တာပနံ၊ ပြင်းစွာ ပူလောင်ခြင်း
တည်း။ ပရိဒဟနံ၊ ထက်ဝန်းကျင် လောင်ခြင်းတည်း။

အကုသလေသု၊ အကုသိုလ်တရားတို့၌လည်းကောင်း။ ကေသုစိ၊ ကုန်သော။ အဗျာကတေသု စ၊ တို့၌လည်းကောင်း။ ခဏဿ၊ ခဏအနက်၏။ အသမ္ဘဝ-တော၊ မဖြစ်သင့်ခြင်းကြောင့်။ [အကုသိုလ်နှင့် စက္ခုဝိညာဉ် စသော အချို့ အဗျာကတတို့၌ တထာဂတုပ္ပာဒါဒိက စသော ခဏအနက်၏ မရနိုင်ခြင်းကြောင့်။] ဣဓာတိဝစနံ၊ ဣဓ ဟူသော သဒ္ဒါကို။ (ဤ ကုသိုလ်အရာ၌ ဟူသောစကားကို။ ဝုတ္တံ။)

ကုသလာနဉ္စ၊ ကုသိုလ်တို့၏လည်း။ နဝမေန၊ ၉-ခုမြောက်ဖြစ်သော။ ခဏေန၊ တထာဂတုပ္ပာဒါဒိက စသော ခဏနှင့်။ ဝိနာ၊ ကင်း၍။ ဥပ္ပတ္တိ၊ သည်။ ဟောတိ နန၊ လော။ (သာသနာပဉ္စလည်း ကုသိုလ်များဖြစ်နိုင်သည့် မဟုတ်ပါလော-ဟူလို။) ဣတိ၊ ဤကား အမေးတည်း။ နော န ဟောတိ၊ မဖြစ်နိုင်သည် မဟုတ် ဖြစ်နိုင်သည်သာ။ ပန၊ ထိုသို့ပင် ဖြစ်နိုင်ပါသော်လည်း။ ခဏော၊ ခဏဟူသည်။ နဝမောဝ၊ နဝမခဏ သည်သာ။ န၊ မဟုတ်သေး။ စတုစက္ကာနိပိ၊ လေးပါးသော သမ္ပတ္တိစက်တို့ကိုလည်း။ ခဏောတိ၊ ဟူ၍။ ဝုတ္တာနိ၊ ဆိုအပ်ကုန်ပြီ။ သဗ္ဗန္တိမေန၊ အလုံးစုံသော အပိုင်းအခြားတို့၏ အဆုံး၌ဖြစ်သော။ ပရိစ္ဆေဒေန၊ အပိုင်းအခြားအားဖြင့်။ အတ္တသမ္မာပဏိဓိဓဏံ၊ အတ္တသမ္မာပဏိဓိ ခဏကို။ အန္တရေန၊ ကြည့်၍။ ကုသလဿ၊ ၏။ ဥပ္ပတ္တိ၊ ဖြစ်ခြင်းသည်။ နတ္ထိ၊ ဣတိ၊ ကြောင့်။ ခဏော၊ ခဏအနက်ကို။ ဣဓ၊ ဤ ကုသိုလ်အရာ၌။ ဂဟိတော၊ ပြီ။

ဝိညာဏံ၊ ပဉ္စဝိညာဉ်သည်။ ဣန္ဒြိယဝိသယမနသိကာရာဒိနံ၊ စက္ခုပသာဒ စသော ဣန္ဒြေ၊ ရူပ စသော အာရုံ၊ မနသိကာရ အစရှိသည်တို့၏။ (သာဓာရဏဖလံ၊ ဆက်ဆံသော အကျိုးတည်း။) ဣတိ ဇေမာဒိ၊ သော။ သာဓာရဏဖလံ။

၁။ နော န ဟောတိ။ ပ။ ဂဟိတော။ ။ တထာဂတုပ္ပာဒါဒိက နဝမခဏကိုကြည့်၍ သာသနာပဉ္စ ကုသိုလ်မဖြစ်နိုင်သည်မဟုတ်၊ ဖြစ်နိုင်သည်သာ။ သို့သော်... ခဏအနက်၌ နဝမခဏသာ မက စတုစက္ကာသမ္ပတ္တိ ကိုလည်း ယူရသေး၏။ ထို စတုစက္ကာသမ္ပတ္တိတွင် အတ္တသမ္မာပဏိဓိ (မိမိစိတ် မိမိကိုယ်ကို ကောင်းစွာထားကြောင်းဟူသော ယောနိ-သောမနသိကာရ) စက်ကိုကြည့်၍ ကုသိုလ်မဖြစ်နိုင်။ ထို့ကြောင့် ခဏအနက်ကို ဤ ကုသိုလ်အရာ၌သာ ယူရသည်။

၂။ ဣန္ဒြိယ။ ပ။ ဒဗ္ဗဗ္ဗံ။ ။ စက္ခုဝိညာဉ်ဖြစ်ဖို့ရန် စက္ခုပသာဒ၊ ရူပါရုံ၊ မနသိကာရ ဟု အကြောင်း ၃-မျိုးရှိရ၏။ ထို့ကြောင့် စက္ခုဝိညာဉ်သည် ထို ၃-ပါးသော အကြောင်းတို့၏ သာဓာရဏဖလ ဖြစ်၏။ မနသိကာရာဒိနံ၌ အာဒိဖြင့် စက္ခုဝိညာဉ် ဖြစ်ဖို့ရန် အာလောက၊ သောတဝိညာဉ်ဖြစ်ဖို့ရန် ဝိဝရ (အာကာသ)၊ ဗာနဝိညာဉ် ဖြစ်ဖို့ရန် ဝါယောဓာတ်၊ ဇိဝှာဝိညာဉ်ဖြစ်ဖို့ရန် အာပေါဓာတ်၊ ကာယဝိညာဉ်ဖြစ်ဖို့ရန် ပထဝီ

ကို။ ဒဋ္ဌဗ္ဗံ။...အဋ္ဌက္ခဏေ၊ ရှစ်ပါးသော အက္ခဏတို့ကို။ ဥပါဒါယ၊ ဉာဏ်ဖြင့် ယူ၍။ ဝါ၊ ထောက်စာ၍။ နဝမောတိ၊ ဟူ၍။ ဝုတ္တံ။

စတုစက္ကံ ဝုတ္တတိတိ၊ ကား။ ပုန၊ တဖန်။ ပဋိရူပ ဒေသဝါသာဒိ၊ ပဋိရူပ ဒေသဝါသ၊ အစရှိသော။ သမ္ပတ္တိစတုစက္ကံ၊ သမ္ပတ္တိစက် လေးပါးအပေါင်း သည်။ ပရိဝုတ္တတိ၊ အဖန်ဖန် လည်၏။ ဝါ၊ အဆက်ဆက် လည်၏။ ဣတိ အတ္ထော။ (ဝိပရိဝုတ္တတိ ဟု ရှိသည်ကား မကောင်း။ မခွင့် “ပရိဝုတ္တတိ” ဟုသ ရှိ၏။)...ဩကာသဘူတာနိတိ၊ ကား။ အတ္တနော၊ မိမိဟူသော သမ္ပတ္တိ စက်၏။ နိဗ္ဗတ္တိယာ၊ ဖြစ်ခြင်းကြောင့်။ (အနုမတိဒါနံ ဝိယ ဘူတာနိ-၌ စပ်။) ဣဒါနိ၊ သမ္ပတ္တိစက်လေးပါး ပြည့်စုံရာ ယခုအခါ၌။ ကုသလာနိ၊ တို့သည်။ ဥပ္ပဇန္တု၊ ဖြစ်လှည့်ကြကုန်တော့။ ဣတိ၊ သို့။ အနုမတိဒါနံ ဝိယ၊ အခွင့်ပေး ခြင်းကဲ့သို့။ ဘူတာနိ၊ ဖြစ်ကုန်၏။ [အခွင့်မပေးတတ်သော်လည်း အခွင့်ပေး တတ်သကဲ့သို့ ဖြစ်ကုန်၏-ဟူလို။ ဝိယသဒ္ဓါ ဥပါဒိက္ခယာဇောတက။]

စိတ္တကာလောတိ၊ ဟူသော ပါဠိ၌။ သတဝ၊ ထင်ရှားရှိသော။ ဓမ္မေနဝ၊ စိတ်ဟူသော ဓမ္မဖြင့်သာလျှင်။ ကာလော၊ ကာလကို။ ဝိသေသိတော၊ အထူး ပြုအပ်ပြီ။ တဿ၊ ထိုစိတ်၏။ (အဝတ္ထာ-၌ စပ်။) ပဝတ္တိတ္ထ၊ အတိတ်၌ ဖြစ်ခဲ့ ပြီ။ ပဝတ္တိသတိ၊ အနာဂတ်၌ ဖြစ်လတ္တံ့။ ပဝတ္တတိ၊ ပစ္စုပ္ပန်ဖြစ်ဆဲ။ ဣတိ၊ သို့။ ဧတေန အဝတ္ထာဝိသေသန၊ ဤ အခိုက်အတန့်အထူးဖြင့်။ န (ဝိသေ- သိတော)၊ အထူးပြုအပ်သည် မဟုတ်။ တဿ၊ ထိုစိတ်၏။ ဝိဇာနန ကိစ္စေနာပိ၊ သိခြင်းကိစ္စအားဖြင့်လည်း။ န (ဝိသေသိတော) တဿာ။ ဧဝံ ဝိဓေ၊ ဤသို့ ဝိသေသန မပါသော သဘောရှိကုန်သော။ ဓမ္မေ၊ စိတ် စသော ဓမ္မတို့ကို။ ဥပါဒါယ၊ ဉာဏ်ဖြင့်ယူ၍။ ပညတ္တော၊ အပ်ပြီ။ ဣတိ၊ သို့။ (သင်္ဂဟကာရေန) ဝုတ္တော။

ဓာတ်တို့ကို ယူ။ ဝိညာဏံ အရ ပဉ္စဝိညာဉ်ကိုယူ၍ ဝေမာဒိ၌ အာဒိဖြင့် မနော ဝိညာဉ်ကို ယူပါ။ [အာဒိသဒ္ဓေန အာလောက ဝိဝရ ဝါယောဓာတု အာပေါဓာတု ပထဝီဓာတုယော သင်္ဂဟာတိ၊ ဝိညာဏံ ပဉ္စဝိညာဏံ။ အာဒိသဒ္ဓေန မနော- ဝိညာဏံ သင်္ဂဟာတိ။-မဓ။]

၁။ ဓမ္မေနဝ။ပ။ဝုတ္တော။ ။အဋ္ဌကထာ၌ “အတိတော” စသည်ဖြင့် ဓမ္မတို့၏ ဖြစ်ခြင်းကိုလည်းကောင်း၊ ဓမ္မတို့၏ အစဉ်ကိုလည်းကောင်း၊ ဓမ္မတို့၏ လက္ခဏာ စသည်ကိုလည်းကောင်း နောက်၌ အဆင့်ဆင့်ပြထား၏။ ထိုသို့ “ဝုတ္တိ-ပဋိပါဒ္ဓိ” စသော ဝိသေသန မပါပဲ ဓမ္မသက်သက်ဖြင့် ကာလကို ပညတ်သောကြောင့် “ဓမ္မ- နေနဝ”ဟု ဝေဖြင့် ဆိုသည်။ ထို ဝေဖြင့် “ဓမ္မဝုတ္တိ” ကိုလည်းကောင်း။ “ဓမ္မပဋိ- ပါဒ္ဓိ” စသည်ကိုလည်းကောင်း ကန့်ပါ။ ထို့ကြောင့် “န တဿ ပဝတ္တိတ္ထ” စသည်ကို ဧဝံ၏ နိဝတ္တေတဗ္ဗ အနက်ပြ ဟု မှတ်ပါ။

ကမပ္ပဝတ္တာ၊ အစဉ်အားဖြင့် ဖြစ်ကုန်သော။ ဝိသေသာ ဝေ၊ ဗီဇ အကုံရ စသော အထူးတို့သည်ပင်။ ပဋိပါဠိ၊ အစဉ်တည်း။ ဣတိ၊ ကြောင့်။ ဗီဇဘာဝေ၊ စ၊ မျိုးစေ့၏ အဖြစ်သည်လည်း။ ပဋိပါဠိ၊ ရှေ့ဖြစ်သော အစဉ်တည်း။ ဣတိ၊ သို့။ ဝတ္တံ၊ ငှာ။ အရဟတံ၊ ၏။ ဣတိ ဣမ်နာ အဓိပ္ပာဋေယန၊ ဖြင့်။ ဗီဇကာလောတံ။ပ။ပညတ္တောတံ၊ ဟူ၍။ (သင်္ဂဟကာရော) အာဟ။ [သံဃာများကို စဉ်တန်းရာ၌ ပထမ ဆုံး စရသောပုဂ္ဂိုလ်လည်း ထိုအစဉ်တွင် ပါဝင်သကဲ့သို့ မျိုးစေ့ အညွန့် အရွက် စသည်ဖြင့် ဖြစ်ပုံကို စဉ်တန်းရာ၌လည်း အစဆုံး မျိုးစေ့လည်း ထိုအစဉ်တွင် ပါဝင်နိုင်သည်-ဟူလို။] ဝါ၊ တနည်းကား။ အဋ္ဌကလာပဓမ္မေ၊ အဋ္ဌကလာပရုပ် တရားတို့ကို။ သန္ဓာယ၊ ၍။ ဓမ္မပဋိပါဠိ ဝါတိ၊ ဟူ၍။ အာဟ။

သဉ္ဇိတာ ဝိယ၊ ပေါင်းစုအပ်ကုန်သကဲ့သို့။ ဂယုမာနကာလာ ဝေ၊ ယူအပ်သော ကာလတို့သည်ပင်။ ကာလသဉ္ဇယော၊ မည်၏။ [တနေ့နှင့် တညဉ့် ကာလပေါင်း ၁၅-ခု ပေါင်းမိလျှင် “အစုမာသ” ဟု နာမည်ပညတ် ဖြစ်၏။ ထို့ကြောင့် “ကာလသဉ္ဇယ” ဟု ဆိုသည်။] ဧကံ သဘာဝံ၊ တခုသော ပရမတ္ထသဘောကို။ ယထာ ဝါတထာ ဝါ၊ ဟုတ်ဟုတ်ငြားငြားသော အပြားအားဖြင့်လည်း။ ကာလောတံ၊ ကာလဟူ၍။ ဂဟေတွာ၊ ၍။ အဘိနိဝေသံ၊ စွဲစွဲမြဲမြဲ နှလုံးသွင်းခြင်းကို။ ကရောန္တဿ၊ ပြုသူ၏။ တဒဘိနိဝေသနိသေဓနတ္ထံ၊ ထိုအဘိနိဝေသကို တားမြစ်ခြင်း အကျိုးငှာ။ သော ပနေသ။ပ။မတ္တကောတံ၊ ဟူ၍။ အာဟ။

၁။ ဓမ္မပဋိပါဠိ ဝါတိ။ ။မရဒီကာဝယ် “ဓမ္မပဋိပါဠိ ဝါတိ ဝါ” ဟု ဆိုလိုလျက် နောက် ဝါသဒ္ဓါကျေသညံ ဟု ဖွင့်ထား၏။ ထိုအလို “ဓမ္မပဋိပါဠိ ဝါ” ဟူသော စကားရပ်သည် အနက်တမျိုးကို ဖွင့်သောစကားရပ်တည်း။ ဤအဖွင့်အရ ဓမ္မပဋိပါဠိဝယ် ဓမ္မအရ အဋ္ဌကလာပရုပ်ကို ယူရ၏။ ရှေးနည်း အလိုအားဖြင့်ကား “ဗီဇ-အကုံရ စသည်ဖြင့် ခေါ်အပ်သော ပညတ္တိဓမ္မကို ယူရမည်” ဟု ဆိုလိုသည်။

၂။ ယထာ ဝါ။ပ။ကရောန္တဿ။ ။တချို့က ကာလကိုပင် “သဘာဝဓမ္မတခု” ဟု ယူဆ၍ “ကာလေန ဝတ္တတိ လောကော၊ ဤ လောကကြီးသည် ကာလကြောင့် ဖြစ်ရ၏။ ကာလော နာမ ဘာဝေ၊ ကာလဆိုတာ ပ မတ္တသဘာဝ တမျိုးတည်း။ ဝတ္တနလက္ခဏော၊ ဖြစ်စေခြင်း လက္ခဏာရှိ၏။ ဘာဝါနံ ပဝတ္ထိ ဩကာသဒါယကော၊ ပရမတ္ထ သဘာဝဓမ္မတို့အား ဖြစ်ခွင့်ကိုပေးတတ်၏” ဤသို့အားဖြင့် ကာလကို သဘာဝဓမ္မတခု ဟု ယူဆကြ၏။ ထိုအယူကို ကားမြစ်လိုသောကြောင့် “သော ပနေသ။ပ။ပညတ္တိမတ္တကော” ဟု မိန့်သည်။ [ယထာ တထာ ဝါတိ ။ပ။ ယေန တေန ပကာရေန။-အန။]

ဥတု၊ သိပြီး၍။ ဝိညေယျော၊ သိထိုက်၏။ ဣတိ၊ သို့။ သမ္ပန္နော၊ ပုဒ်တို့၏ စပ်ခြင်းသည်။ (ဟောတံ။) ...ပန၊ ကား။ ဣဘရော၊ ကာလ သမ္ပဟသမယတို့မှ တပါးသော။ ဟေတုတိ၊ ဟေတုဟူသော။ ဒေ သမယော၊ ဤ သမယကို။ ပစ္စယောဝ၊ အကြောင်း ဟူ၍သာ။ ဝိညေယျော၊ ၏။ ဧတ္ထာတိ၊ ကား။ ဧတသ္မိံ အဓိကာရော၊ ဤ သမယ၏ အနက်ကို ပြရာ၌။ (ပစ္စယောဝ၊ ကိုသာ။ ဝိညေယျော၊ ၏။) ဟေတု ဟေတု၊ ဟေတုဟိတ်ကိုလည်းကောင်း။ သာဓာရဏဟေတု စ၊ သာဓာရဏဟိတ်ကိုလည်းကောင်း။ န (ဝိညေယျော)၊ ဣတိ အတ္ထော။

သမဝါယော၊ သမဝါယဟူသည်။ ပစ္စယသာမဂ္ဂိ၊ အကြောင်းတို့၏ ညီညွတ်ခြင်းတည်း။ ဝါ၊ ညီညွတ်သော အကြောင်း အပေါင်းတည်း။ ဟေတု ပန၊ ဟိတ်သည်ကား။ ဧကေကော၊ တပါး တပါးသော။ ပစ္စယော၊ အကြောင်းတည်း။ ဣတိ၊ သို့။ ဧတေသံ၊ ဤ သမဝါယ ဟေတုတို့၏။ အယံ ဝိသေသော၊ ကို။ ပေဒိတဗ္ဗော၊ ၏။ 'စက္ခုဝိညာဏာဒိနံ၊ စက္ခုဝိညာဉ်အစရှိသော ဝိညာဉ်တို့၏။ အနေကပစ္စယဒဿနေန၊ တပါးမက များသော အကြောင်းတို့ကို ပြကြောင်းဖြစ်သောကားဖြင့်။ (“စက္ခုဝိညာဏာဒိနံ စက္ခုရူပအာလောက မနသိကာရာဒယော ပစ္စယာ” စသော စကားဖြင့်။) တံ တံဒွါရိကာနံ၊ ထိုထို

၁။ ဧတသ္မိံ အဓိကာရော။ ။မရ၌ “ဧတသ္မိံ အဓိကာရော” ကို “ဤဂါထာမန္တအရာ၌” ဟု ဖွင့်၏။ သို့သော်-သမယသဒ္ဓါ၏အနက်ကို ပြနေရာဌာန ဖြစ်သောကြောင့် “ဤ သမယ၏အနက်ကို ပြရာ၌” ဟု ပေးလိုက်သည်။ [“ဟေတုတိ ပစ္စယောဝေတ္ထ” မှ ဧတ္ထကို ဖွင့်သောကြောင့် “ပစ္စယောဝ ဝိညေယျော” ဟု ထည့်၍စပ်ပါ။]

ဆက်ဦးအံ-ဟေတုဟေတု၊ သာဓာရဏဟေတု။ ပစ္စယဟေတု၊ ဥတ္တမဟေတု-ဟု ဟိတ် ၄-မျိုးရှိ၏။ ထို ၄-မျိုးအကျယ်သည် ရူပကဏ္ဍ အစ၌ လာလိမ့်မည်။ ထိုတွင် ပစ္စယောဝ၌ ဝေဖြင့် ဟေတုဟိတ်နှင့် သာဓာရဏဟိတ် ၂-ပါးကို တားမြစ်လို၍ “န ဟေတု။ပ။အတ္ထော” ဟု အဓိပ္ပာယ်ထု ဖွင့်သည်။ ကုသိုလ်ကံ အကုသိုလ်ကံဟူသော ဥတ္တမဟိတ်မှာ ဤ သမယအနက်ကိုပြရာ၌ မလိုလားအပ်သော်လည်း လျဉ်းပါးဖွယ်မရှိ သောကြောင့် အထူးမပြတော့။ [ဣမ ဥတ္တမဟေတုနော သမ္ပဝေါ ဝေ နတ္ထိ။-အနု။]

၂။ စက္ခုဝိညာဏာဒိနံ။ပ။ဒသေတိ။ ။ကုသိုလ်ကို ပြသောအရာဝယ် စက္ခုဝိညာဉ် စသော ဝိညာဉ်တို့၏ (စက္ခုပသာဒ၊ ရူပါရုံ၊ အာလောက၊ မနသိကာရ-စသောအားဖြင့်) များသော အကြောင်းတို့ကို ပြခြင်းဖြင့် အဘယ်ကို ပြရာရောက်သနည်း ဟု မေးဖွယ်ရှိသောကြောင့် “စက္ခုဝိညာဏာဒိနံ။ပ။ဒသေတိ” ဟု မိန့်သည်။ ဆိုလိုရင်း ကား-စက္ခုဝိညာဉ်စသော ဝိညာဉ်တို့၏ အကြောင်းများစွာကို ပြခြင်းဖြင့် ထိုထို စက္ခုဒွါရ စသော ဒွါ-ဒွါရ၌ဖြစ်ကုန်သော ကုသိုလ်ဇောတို့၏လည်း ရူပါရုံစသော အာရုံ၊ ယောနိ-စသောမနသိကာရအားဖြင့် များသောအကြောင်းရှိပုံကိုလည်း ပြရာရောက်သည်-ဟုလို။

ဒွါရ၌ဖြစ်ကုန်သော။ ကုသလာနဉ္စ၊ တို့၏လည်း။ [စဖြင့် စက္ခုဝိညာဉ် စသည်ကို ပေါင်း။] တပုစ္စယတံ၊ ထိုများသော အကြောင်းရှိကုန်သည်၏အဖြစ်ကို။ ဒဿေတိ။ အဋ္ဌကထာစရိယေဟံ၊ တို့သည်။ ပရိဂ္ဂဟော၊ သိမ်းယူခြင်းကို။ ကတော၊ ပြုအပ်သနည်း။ (“ကသ္မာ။ပ။ကတော” ဟူသော အဋ္ဌကထာ၏ အဖွင့်။) ... ကေကာရဏဝါဒေါ’တိ၊ ကား။ ပကတိ’ကာရဏဝါဒေါ၊ ဗကတိဟူသော

၁။ ကေကာရဏဝါဒေါ။ ။ “ပကတိကာရဏဝါဒေါ၊ ဣဿရကာရဏဝါဒေါ ဝါ” ဟု ဖွင့်ရာ၌ ပကတိကာရဏ-ဣဿရကာရဏသည် ကေကာရဏ (အကြောင်း တခု) ၏ သရုပ်ပြတည်း။ “အားလုံးသော အရာဝတ္ထုသည် ပကတိဟူသော အကြောင်း တခုသာရှိ၏။ ဣဿရဝါဒီတို့ကလည်း “ဣဿရ” ဟူသော အကြောင်းတခုသာရှိ၏။ များစွာသော အကြောင်းမရှိ” - ဟူလို။ အနုဋီကာ၌ ထိုကာရဏ ၂-မျိုးကို ပြခြင်းသည် နိဒဿနနည်းမျှသာ။ ပဇာပတိ-ပုရိသ-ကာလဝိသေသတို့ကိုလည်း ကေကာရဏ အရ ယူရမည် ဟု ဆို၏။ နိဒဿနနည်းဟု မဆိုလျှင်လည်း ထို ပဇာပတိ စသည်ကို “ဝါဒေါ ဝါ” ၌ အဝုတ္တရိကပုန ဝါသဒ္ဓါဖြင့် ယူပါ ဟု ဆို၏။

၂။ ပကတိ။ ။ ပကတိဝါဒိနော သတွရဇတမသင်္ခါတာနံ တိဏ္ဏံ ဂုဏာနံ သမ-ဘာဝေါ ပကတိ၊ သာ စ နိစ္စာ။ - ကထာဝတ္ထု၊ အနုဋီကာ-ပုဂ္ဂလကထာ။ ဩကာသ ကမ္ဘာလောကကြီးနှင့်တကွ သက်ရှိ သက်မဲ့ အရာဝတ္ထု ဟူသမျှသည် ပကတိမှ စ၍ ဖြစ်၏။ ထို ပကတိ ဟူသော ပင်ကိုကား ကမ္ဘာပျက်သော်လည်း မပျက်စီးပဲ မြှင့်၊ ဤသို့ ပကတိဝါဒီတို့က ဆိုကြ၏။ ထို ပကတိဟူသည် “သတွ-ရဇ-တမ” ဟူသော သတ္တိ ၃-ခု၏ အပေါင်းတည်း။

ချဲ့ဦးအံ-ပကတိသဒ္ဓါကို။ သတွာဒိသာများဝတ္ထာယံ၊ သတွ စသောဂုဏ် ၃-ပါးတို့ ၏ တူမျှသော အခိုက်အတန့်၌ လည်းကောင်း။ ဤရှိဟာ၊ ဆိုအပ်၏။ - အဘိဓမ္မာန (ဂဝဂ) ။ ဤ အဘိဓမ္မာနှင့်အညီ ဗိသုဏှိနတ်မင်းကြီးသည် ကမ္ဘာကို ဖန်ဆင်းလိုသော အခါ ရှေးဦးစွာ ပကတိနှင့် ပုရိသကို ဖန်ဆင်းလိုက်၏။ [ပကတိကို “မာယာ” ဟု လည်း ခေါ်၏။ ပုရိသကို “အတ္တ” ဟုလည်း ခေါ်၏။] ထိုတွင် ပကတိသည် စိတ် စေတနာ မရှိ။ သတွ၊ ရဇ၊ တမ-ဟူသော ဂုဏ်သတ္တိ ၃-မျိုးရှိ၏။ ပုရိသကား စိတ် စေတနာရှိသည်။

ဂုဏ် ၃-မျိုး။ ။ သတော၊ သူတော်ကောင်း၏+ဘာဝေါ၊ ဖြစ်ကြောင်းဖြစ်ရာ ဉာဏ်သည်၊ သတွံ၊ သတွမည်၏။ ဤ သတွသည် သုခ၏ အကြောင်းတည်း။ “ရဇ” ဟူသည် ရာဂတည်း။ ဤရဇသည် ဒုက္ခ၏အကြောင်းတည်း။ “တမ” ဟူသည် ပိတ်ဆို့ တတ်သော အမိုက်မှောင်တည်း။ ဤ တမသည် မောဟ၏အကြောင်းတည်း။ ထို သုခ ဒုက္ခ မောဟတို့၏ အကြောင်းဖြစ်သော သတွ၊ ရဇ၊ တမ ၃-ခု အပေါင်းကိုပင် ပကတိ (မူလ ပင်ကိုသဘော) ဟု ခေါ်ရသည်။

ပုရိသ (အတ္တ) နှင့်ပေါင်းပုံ။ ။ ထို ပကတိသည် ပုရိသ (အတ္တ) နှင့် ပေါင်းစပ် မိသောအခါ နဂိုသဘောမှ ချောက်ချား၍ ဖောက်ပြားခြင်းသို့ ရောက်ရကား ဗုဒ္ဓိတတူ (ဉာဏ်ပညာ၏ ဖြစ်ခြင်း) ဟူသော မဟာ၊ ဝါဟူသော အဘိဓမ္မာန၊ ပထဝီ အာပေါ

အကြောင်းရှိ၏ ဟူသော အယူဝါဒသည်လည်းကောင်း။ ဝါ၊ ကိုလည်းကောင်း။ (ပဋိသေခိတော ဟောတံ။) ဝါ၊ တနည်း။ ဣဿရိကာရဏဝါဒေါ၊ ဗြဟ္မာဗိဿဏိံ အစိုးရဿ ဟူသော အကြောင်းရှိ၏ဟူသော အယူဝါဒသည်။ ဝါ၊ ကို။ (ပဋိသေခိတော ဟောတံ။)

အဝယဝါနံ၊ အစိတ်အကြောင်းတို့၏။ အညမညာပေက္ခာတယ၊ အချင်းချင်း ငဲ့ခြင်းရှိကုန်သည်၏ အဖြစ်ကြောင့်။ သမုဒါယော၊ အပေါင်းကို။ အညမညာ ပေက္ခာတံ၊ ဟူ၍။ (သင်္ဂဟကာရေန) ဝုတ္တော။ အပေက္ခာ စ'၊ အပေက္ခာ ဟူသည်

စသော ဓာတ်ကြီး၊ ရူပ သဒ္ဓ စသော အာရုံ၊ စက္ခု သောတ စသော ပသာဒရုပ် ဤသို့ စသော အားဖြင့် ရုပ် နာမ် ခန္ဓာ ဖြစ်ပေါ်လာ၏။ ဤသို့ဖြစ်ဖို့ရန် အခြေခံ အကြောင်း ရင်း မျိုးစေ့သည် ပုရိသ (အတ္တ) မဟုတ် ပကတိသာတည်း။ ထို့ကြောင့် ပကတိဝါဒကို “ဧကကာရဏဝါဒ” ဟု ဆိုရသည်။ [အတ္တ၏ သတ္တိကိုကား သင်္ဂြိုဟ်ဘာသာဋီကာ ဝယ် အတ္တဝါဒုပါဒါန် အခန်း၌ ပြထားပြီ။ ဤအဓိပ္ပာယ်ကို အဘယာရာမဆရာတော် ၏ (၉၂) အဘိဓာန် နိဿယသစ်မှ ယူထားသည်။]

၁။ ဣဿရ။ ။ ဗြဟ္မဇာလသုတ်၌လာသော “ဣဿရော ကတ္တာ နိမ္မာတာ” နှင့် အညီ ကမ္ဘာလောကကြီးနှင့်တကွ သတ္တဝါတို့၏ အကြောင်းရင်း အစသည် “မဟာ ဗြဟ္မာ” ဟူသော ဣဿရ (အစိုးရသူ) ပင်တည်း။ ဤသို့ ဣဿရဝါဒီတို့က ယူကြ၏။

ပဇာပတိ၊ ပုရိသ။ ။ “ပဇာပတိ” ဟူသည် သတ္တဝါတို့၏ အရှင်သခင် ဖြစ်သော ထို ဣဿရပင်တည်း။ “ပုရိသ” ဟူသည်လည်း ကမ္ဘာကို ဖန်ဆင်းနိုင်လောက်အောင် တန်ခိုးအထူးရှိသော ထို ဣဿရယောက်ျားပင်တည်း။ [ယထာ စ ဣဿရော၊ ဧဝံ ပဇာပတိ၊ ပုရိသော စ၊ နာမမတ္တမေဝ ဟေတ္ထ ဝိသေသော။ - ကထာဝတ္ထု အနုဋီကာ။]

ကာလဝိသေသ။ ။ “ကာလကြောင့် သက်ရှိသက်မဲ့ အရာဝတ္ထုတွေ ဖြစ်၏” ဟု အယူရှိသော ကာလဝါဒီပုဂ္ဂိုလ်တို့က “ကာလသည် မူလအကြောင်းတည်း” ဟု ဆိုကြ၏။ [၅၅။ “ယထာ ဝါ” အစွင့်၌ ကာလ၏သတ္တိကို ပြခဲ့ပြီ။]

အဏုမြူဝါဒ။ ။ ထို့ပြင် - ကမ္ဘာပျက်သောအခါ ပရမာဏုမြူသာ ကျန်တော့၏။ ထို ပရမာဏုမြူ ၂-ခု ပေါင်း၍ ဒွိအဏုမြူ ဖြစ်၏။ ဧကအဏုမြူနှင့် ဒွိအဏုမြူ ပေါင်း လျှင် တိအဏုမြူဖြစ်၏။ ဒွိအဏုမြူ ၂-ခုပေါင်းလျှင် စတုအဏုမြူ ဖြစ်၏။ ဤသို့အားဖြင့် သက်ရှိ သက်မဲ့ ဟူသမျှသည် အဏုမြူအပေါင်းသာ ဖြစ်ရကား “ပရမာဏုမြူသည် အကြောင်းရင်းတည်း” ဟု ယူဆသော အဏုမြူဝါဒလည်းရှိ၏။ ဤသို့ “ဧကကာရဏ အကြောင်းတခုသာရှိ၏။ များစွာသောအကြောင်းတို့ကြောင့် ကုသိုလ်စသော ဇာရာတို့ ဖြစ်ရသည်မဟုတ်” ဟု ယူဆသော ဝါဒအမျိုးမျိုးကို “ဧကကာရဏဝါဒ” ဟု ခေါ်သည်။

၂။ အညမညာပေက္ခာ ။ အပေက္ခာသဒ္ဓါသည် ဣတ္ထိလိင်ရှိ၏။ ဤ၌ သမဝါယော ကို အရကောက်ရသောကြောင့် ဗဟုဗ္ဗိဟိသမာသ်ပြု၍ “အပေက္ခာ” ဟု ထားသည်။ အညမညာ + အပေက္ခာ ယသာကံ အညမညာပေက္ခာ” ဟု ပြု။ ဤသို့ ဝိပိတ်ပြုရသော ကြောင့် “အညမညာပေက္ခာ” အရ အပေါင်းအစုရလျှင် တပေါင်းတစု တခုတည်းဖြစ် သောကြောင့် အချင်းချင်း ငဲ့စရာမလို၊ သို့ပါလျက် အဘယ့်ကြောင့် “အညမညာပေ-

လည်း။ ယာဝ၊ လောကံ။ သဟာယကာရဏသမာဂမော၊ အဖော်ဖြစ်သော အကြောင်းတို့၏ ပေါင်းဆုံခြင်းသည်။ န ဟောတိ၊ သေး။ တာဝ၊ ထို အဖော် အကြောင်းတို့ မပေါင်းဆုံမီသေးသမျှ။ ဗလဿ၊ အကျိုးကို။ အနိပ္ပာဒနံ၊ မပြီး စေနိုင်ခြင်းသည်လည်းကောင်း။ (ပြီးစေဖို့ရန်အကြောင်း မဖြစ်ခြင်းသည်လည်း ကောင်း။) နိပ္ပာဒနသမတ္ထဿ၊ ပြီးစေခြင်း၌ စွမ်းနိုင်သော အကြောင်းအစိတ် ၏။ သမာဂမော၊ ပေါင်းဆုံခြင်းသည်။ (သတိ။) နိပ္ပာဒနဉ္စ၊ အကျိုးကို ပြီးစေခြင်းသည် လည်းကောင်းတည်း။

သမာဂမော စ၊ သမာဂမဟူသည်လည်း။ ယေသု၊ အကြင် အကြောင်း တရားတို့သည်။ ယုဇ္ဇမာနေသု၊ ယှဉ်မိကုန်လတ်သော်။ နိဗျာပါရေသုပိ၊ အကျိုးကို

ကော”ဟု ဆိုရသနည်း ဟု မေးဖွယ်ရှိရကား “အဝယဝါနံ အညမညာပေက္ခတာယ သမုဒါယော ဝုတ္တော”ဟု ဖွဲ့သည်။ စက္ခုပသာဒ ရူပါရုံ စသော အစိတ်တို့၏ အည မညာပေက္ခ အမည်ကို အပေါင်းသမဝါယ၌ တင်စား၍ အပေါင်းသမဝါယကိုပင် အဝယဝုပစာရ (ဧကဒေသုပစာရ) အားဖြင့် “အညမညာပေက္ခ”ဟု အဋ္ဌကထာဆရာ ဆိုပါသည်—ဟူလို။

အနုဋီကာ။ ။ အဝယဝ။ ပ။ သမုဒါယော ဝုတ္တော၊ အဝယဝဓမ္မေန သမုဒါယဿ အပဒိသိတဗ္ဗတ္တာ။ ယထာ—သမံစုဏ္ဍံ (ညီမျှသောဆေးမှုန့်) အလင်္ကာတော ဒေဝဒတ္တော (တန်ဆာဆင်အပ်သော ဒေဝဒတ်။) “သမံစုဏ္ဍံ”ဟူသော စကားသည် ဆေးတဖုံ လုံးကို ပြောသောစကားတည်း။ ထိုတဖုံလုံးသည် “သမ”မဖြစ်နိုင်။ အစိတ် အစိတ် ဆေးတို့၏ သမအမည်ကို ဆေးတဖုံလုံး၌တင်စား၍ အဝယဝုပစာ (ဧကဒေသုပစာရ) အားဖြင့် “သမံစုဏ္ဍံ”ဟု ဆိုသကဲ့သို့လည်းကောင်း။ “အလင်္ကာတော ဒေဝဒတ္တော”၌ တန်ဆာဆင်၍ဖြစ်နိုင်သော ဦးခေါင်း လက် စသော အစိတ်အင်္ဂါတို့၏ အလင်္ကာ အမည်ကို ဒေဝဒတ်တကိုယ်လုံး၌ တင်စား၍ ထိုဥပစာရအားဖြင့်ပင် “အလင်္ကာတော ဒေဝဒတ္တော”ဟု ဆိုသကဲ့သို့လည်းကောင်းတည်း။

၃။ အပေက္ခာ စ။ ။ အညမညာပေက္ခာနှင့်စပ်၍ အပေက္ခာ၏အဓိပ္ပာယ်ကို ပြလို သောကြောင့် “အပေက္ခာ စ”ဟု မိန့်သည်။ အကျိုးတခုကို အတူပြုဖက်အဖော်ဖြစ်သော အကြောင်းတို့၏ မပေါင်းမိသေးလျှင် ထိုအကျိုးကို မဖြစ်စေနိုင်ခြင်း၊ ပေါင်းမိလျှင်ကား ထိုအကျိုးကို ဖြစ်စေနိုင်ခြင်းကို “အပေက္ခာ” ဟု ခေါ်သည်။ [အကျိုးတခုကို မပြီးစေနိုင် သော အကြောင်းတွေ ရာထောင်မက ပေါင်းမိသော်လည်း အကျိုးမပြီးသောကြောင့် “သမာဂမေ နိပ္ပာဒနသမတ္ထဿ”ဟု သမတ္ထသဒ္ဓါကို ထည့်၍ ဆိုသည်။ ထို ဝဲခြင်း လည်း ထမ်းစင်ထမ်းသူ လူ ၄-ယောက်တို့ တယောက် တယောက်ကို လာရောက်ဖို့ရန် ဝဲခြင်း၊ စောင့်မျှော်ခြင်းနှင့်တူ၏။ ထို့ကြောင့် “အပေက္ခာဝိယာတိ အပေက္ခာ ဒဋ္ဌဗ္ဗာ” ဟု အနုဋီကာ မိန့်သည်။]

၁။ သမာဂမော စ။ ။ ရှေ့ဝါကျ၌ပါသော “သမာဂမ”ဟု ဆို၍ ထမ်းစင်ထမ်း ရာဝယ် လူ ၄-ယောက်သည် ထမ်းစင်အနား၌ ပေါင်းစုမိကြလေကဲ့သို့ စက္ခုပသာဒ၊ ရူပါရုံ

ပြီးစေဖို့ရန် ဗျာပါရ မရှိပါကုန်သော်လည်း။ ဖလဿ၊ အကျိုး၏။ ပပတ္တိ၊ ဖြစ်ခြင်းသည်။ (ဟောတိ။) တေသံ၊ ထို အကြောင်းတို့၏။ သဗ္ဗာဝေါ၊ ထင်ရှားရှိကုန်သည်၏ အဖြစ်တည်း။ ဣတိ၊ ဤသို့ မှတ်အပ်၏။ [သဗ္ဗာဝေါကို မစဉ် “သဟ-တာဝေါ ဓမ္မောတိ အတ္ထော-အတုတကုဖြစ်သော သဘော” ဟု ဖွင့်၏။ ထို အကြောင်းတို့ အတုမဖြစ်နိုင်သောကြောင့် ထိုအဖွင့်ကို စဉ်းစားသင့်သည်။]

အသာမဂ္ဂိ။ ပ။ ပတ္တိတောတိ၊ ကား။ အသမဝေတာနံ၊ အညီအမျှ တကွ မဖြစ်ကုန်သော။ စက္ခု။ ပ။ ရာနံ၊ စက္ခုပသာဒ၊ ရူပါရုံ၊ အာလောက၊ မနသိကာရ တို့၏။ စက္ခုဝိညာဏဿ၊ ၏။ အဟေတုဘာဝေါ၊ အကြောင်းမဟုတ်ကုန်သည်၏ အဖြစ်သည်။ သတိ၊ သော်။ သမဝေတာနံ၊ အညီအမျှ တကွဖြစ်ကုန်သော။ (စက္ခုရူပါလောကမနသိကာရာနံ စ၊ တို့၏လည်း။) တံသဘာဝါဝိနိဝတ္တိတော၊ ထိုအကြောင်း မဖြစ်ခြင်းဟူသောသဘောမှ မဆုတ်နစ်ခြင်းကြောင့်။ ဝါ၊ သည့်အတွက်။ ဟေတုဘာဝါနာပတ္တိတော၊ အကြောင်း၏အဖြစ်သို့ မရောက်ခြင်းကြောင့်။ (အဋ္ဌကထာဝယ် တံ န ယုတ္တံ-၌ စပ်။) ဣတိ အတ္ထော။

ဟိ၊ မှန်။ တနည်း၊ ဟိ (ယသွာ)။ သဘာဝန္တရံ၊ ဖဿ စသော သဘော တမျိုးသည်။ အညေန၊ အခြားသော ဝေဒနာ စသော သဘောတမျိုးနှင့်။ သဟိတံ၊ တကွဖြစ်သည်။ (သမာနံ။) သဘာဝန္တရံ၊ ဝေဒနာ စသော သဘော တမျိုးသည်။ န ဟောတိ၊ မဖြစ်နိုင်။ ဣတိ၊ ကြောင့်။ (အသမဝေတာနံ စက္ခု ရူပါလောကမနသိကာရာနံ။ ပ။ တံ သဘာဝါဝိနိဝတ္တိ၊ ထိုအကြောင်း မဖြစ်ခြင်းဟူသော သဘောမှ မဆုတ်နစ်ခြင်းသည်။ ဟောတိ။)

ကေသိန္နိ၊ ကား။ အန္ဓသတေ၊ သူကန်းတရာတွင်။ ဧကေကသ္မိံ၊ သော။ ဝေဒန္တေ၊ သူကန်းသည်။ (ဒဠှံ အသက္ကောန္တေ-၌ စပ်။) ဣတိ အယံ၊ ကား။

စသော အကြောင်းတို့သည် တနေရာတည်း၌ ပေါင်းစုကြခြင်း မဟုတ်၊ စက္ခုပသာဒ စသော အကြောင်းတို့၏ အကျိုးကို ပြီးစေဖို့ရန် ဗျာပါရမရှိကြသော်လည်း (ကိုယ့်နေရာ၌ ကိုယ့်ဘာသာ တည်ရှိကြလျက်ပင်) အကျိုးတရား ဖြစ်လောက်အောင် ထင်ရှား ရှိခြင်းကိုပင် ထမ်းစင်ထမ်းသူ လူ ၄-ယောက် ပေါင်းစုခြင်းနှင့်တူသောကြောင့် “သမာဂမ (ပေါင်းစုခြင်း)” ဟု ခေါ်ရသည်။

၁။ န ဟိ။ ပ။ သဘာဝန္တရံ ဟောတိ။ ။ စောဒကပုဂ္ဂိုလ်၏ မိမိစကားကို ခိုင်မြဲစေသော ဒဠီဝါကျ၊ (တနည်း) ထောက်ခံသော ဟေတုဝါကျတည်း။ ဖဿ စသော သဘော တမျိုးသည် ဝေဒနာနှင့် အတူဖြစ်သောအခါ ဝေဒနာသဘောတမျိုးသို့မပြောင်းနိုင်သောကြောင့် မပေါင်းမိခင်က အကြောင်းမဖြစ်သော တရားအစုလည်း ပေါင်းမိမှ အကြောင်း မဖြစ်နိုင်ပါ-ဟူလို။

အဓိပ္ပာယော၊ အဋ္ဌကထာဆရာ၏ အလိုတည်း။^၁ အညထာ၊ (ဧကေကသ္မိံ ဟု ဝိစ္ဆာအနက်ကို ယူခြင်းမှ) တပါးသော အခြင်းအရာအားဖြင့်။ ယထာရုတဝသေန၊ အကြင်အကြင် ရွတ်ဆိုအပ်သော သဒ္ဓါ၏အစွမ်းဖြင့်။ (အဋ္ဌကထာ၌ “ဧကသ္မိံ အန္ဓေ” ဟု တိုက်ရိုက်ရွတ်ဆိုအပ်သော သဒ္ဓါ၏အစွမ်းဖြင့်။) အတ္ထေ၊ ဝိစ္ဆာမဟုတ်သော အနက်ကို။ ဂယုမာနေ၊ သော်။ ‘ဧကဿ၊ သော။ အန္ဓဿ၊ ၏။ ဒဿနာသမတ္တတာ၊ မြင်ခြင်း၌ မစွမ်းနိုင်သည်၏ အဖြစ်သည်။ သဗ္ဗေသမ္ပိ အလုံးစုံသော သူကန်းတို့၏ အတွက်လည်း။ န ဟောတိ၊ နိုင်။ ‘ဧကဿ၊ သူကန်းတယောက်၏။ အသမတ္တတာယ၊ မြင်ခြင်း၌ မစွမ်းနိုင်သည်၏အဖြစ်ကြောင့်။ သဗ္ဗေသမ္ပိ၊ အလုံးစုံသော သူကန်းတို့၏လည်း။ အသမတ္တကာပိ၊ ကိုလည်း။ န ဝုတ္တာ၊ မဆိုအပ်။ ဝါ၊ မဆိုလို။ ‘ကိန္တု၊ စင်စစ်သော်ကား။ သဗ္ဗေသံ၊ တို့၏။ ဝိသံ၊ အသီးအသီး။ ဝါ၊ တယောက်စီ တယောက်စီ။ အသမတ္တတာယ ဝေ၊ ကြောင့်သာ။ (သဗ္ဗေသမ္ပိ အသမတ္တတာ ဝုတ္တာ။) ဣတိ။

၁။ အညထာ။ပ။ဂယုမာနေ။ ။ “အန္ဓေသတေ ဧကေကသ္မိံ အန္ဓေ” ဟူသော အဓိပ္ပာယ်ကို အညထာ၏ အပါဒါနိခံပါ။ “သူကန်းတရာတွင် တယောက်တယောက် သော သူကန်းဟူသော အနက်မှ တပါးသော အခြင်းအရာအားဖြင့်” ဟူလိမ့်။ “ထို တပါးသော အခြင်းအရာ” ဟူသည် ပါဠိရှိအတိုင်း “သူကန်းတယောက်သည် မြင် ခြင်းငှာမစွမ်းနိုင်သော်” ဟူသောအနက်တည်း။ ထို့ကြောင့် “ယထာရုတဝသေန အတ္ထေ ဂယုမာနေ” ကို အညထာ၏ အနက်ဖြင့် ဟု မှတ်ပါ။ ဤ “ဂယုမာနေ” ကို နောက် “န ယုဇ္ဇယေ၊ နာပိ သမ္ပန္နော” တို့၌ စပ်ပါ။

၂။ ဧကဿ အန္ဓဿ။ပ။န ဟောတိ။ ။မရဋီကာ၌ “သဗ္ဗေသမ္ပိ ဟောတိ- သဗ္ဗေသံ အသမတ္တတာ သိယာတိ အတ္ထော” ဟု (န) မပါပဲ ဖွင့်ထား၏။ သို့သော် “နာပိ” စသည်ဖြင့် တက်သော နောက်ဝါကျကို ထောက်လျှင် ရှေ့ဝါကျ၌ (န) ပါသော ကြောင့် “သမ္ပိဏှန အဝိသဒ္ဓါနှင့်တကွ ဆိုသည်” ဟု သိသာ၏။ ထို့ကြောင့် “သဗ္ဗေ- သမ္ပိ န ဟောတိ” ဟု သာ ရှိသင့်၏။ ဆိုလိုရင်းကား- “သူကန်းတယောက်၏ ဒဿန အသမတ္တတာသည် သူကန်းအားလုံး၏ ဒဿနအသမတ္တတာ မဖြစ်နိုင်” ဟု ဆိုလို သည်။

၃။ နာပိ။ပ။ဝုတ္တာ။ ။ထိုသို့ မဖြစ်နိုင်ရုံသာမက သင်္ဂဟအဋ္ဌကထာ ဆရာလည်း သူကန်းတယောက်၏ ဒဿနကိုစွဲ၌ အသမတ္တဖြစ်မှုကြောင့် သူကန်း တရာလုံး၏ အသမတ္တ အဖြစ်ကိုလည်း ဆိုလိုသည် မဟုတ်။

၄။ ကိန္တု။ပ။ဝေတိ။ ။စင်စစ်အားဖြင့် သင်္ဂဟအဋ္ဌကထာဆိုလိုရင်းမှာ သူကန်း အားလုံးတွင် တယောက်စီ တယောက်စီ၏ မြင်ခြင်းကိုစွဲ၌ မစွမ်းနိုင်ခြင်းကြောင့်သာ အားလုံးပေါင်းမိသော်လည်း မစွမ်းနိုင်ပုံကိုဆိုလိုရင်းဖြစ်၏။ “ဝေတိ” ၌ ဣတိကို ရှေ့ “ဂယုမာနေ” ၌ ပြန်၍စပ်ပါ။

ကြောင့်။ (ယထာရူတဝသေန အတ္ထေ ဂယုမာနေ။) ဥပမာဝစနံ၊ ဥပမာ
စကားသည်။ (ကေသ္မိံ အန္ဓေ စသော ဥပမာစကားသည်။) န ယုဇ္ဇေယျ။

ဥပမာပမိတဗ္ဗသမ္ဗန္ဓောပိ၊ ဥပမာန ဥပမေယျတို့၏ စပ်ခြင်းသည်လည်း။
န၊ မဖြစ်။ ဟိ၊ မှန်။ တနည်း၊ ဟိ (ယသ္မာ)။ ဥပမိတဗ္ဗသု၊ နှိုင်းယှဉ်ထိုက်
ကုန်သော။ (ဥပမေယျဖြစ်ထိုက်ကုန်သော။) စက္ခာဒိသု၊ တို့တွင်။ (စက္ခပသာဒ၊
ရူပါရုံ၊ အာလောက၊ မနသိကာရတို့တွင်။) ဧကဿ၊ တပါးတပါးသော တရား
၏။ အသမတ္တတာယ၊ စက္ခပိညာဉ် ဖြစ်စေခြင်း၌ မစွမ်းနိုင်သည်၏ အဖြစ်
ကြောင့်။ သဗ္ဗေသမ္ပိ၊ အလုံးစုံသော တရားတို့၏လည်း။ အသမတ္တတာ၊ ကို။
န ဝုတ္တာ၊ မဆိုအပ်။ ဝါ၊ မဆိုလို။ ကိန္တု၊ ကား။ သဗ္ဗေသံ၊ အလုံးစုံသော
စက္ခပသာဒ စသည်တို့၏။ ဝိသု၊ အသမတ္တတာယ၊ ကြောင့်။ သဟိတာနံ၊
တကွဖြစ်ကုန်သော တရားတို့၏။ အသမတ္တတာ၊ ကို။ (ဝုတ္တာ၊ ဆိုအပ်၏။ ဝါ၊
ဆိုလို၏။) ဣတိ၊ ကြောင့်။ (ဥပမာပမိတဗ္ဗသမ္ဗန္ဓော န ဟောတိ။) စ၊ ဆက်။
အန္ဓသတံ ပဿတိတံ (ဧတ္ထ)၊ ၌။ အန္ဓသတံ၊ သည်။ သဟိတံ၊ တကွဖြစ်သည်။
ဝါ၊ ပေါင်းမိသည်။ (သမာနံ) န ပဿတိ။ (အဋ္ဌကထာမှ န- ကို ယူပေး
သည်။) ဣတိ အယံ၊ ကား။ အဓိပ္ပာယော၊ တည်း။ (ကသ္မာ၊ နည်း။)
အညထာ၊ (“သဟိတံ” ဟု ထည့်ခြင်းမှ) တပါးသော အခြင်းအရာအားဖြင့်။
(ယထာရူတဝသေန အတ္ထေ ဂယုမာနေ။) ဝုတ္တနယေန၊ ဖြင့်။ ဥပမိတဗ္ဗာ
သမာနတာ ပတ္တိတော၊ ဥပမေယျနှင့် မတူသည်၏အဖြစ်သို့ ရောက်ခြင်းကြောင့်
တည်း။

သာဓာရဏ။ပ။ဌိတဘာဝေတိ၊ ဟူသောပါဌ်ဖြင့်။ (ပဝတ္တိမာဟ-၌ စပ်။)
ယေသု၊ အကြင် အကြောင်းတို့သည်။ ဝိဇ္ဇမာနေသု၊ ထင်ရှား ရှိကုန်လတ်သော်။
ပလပ္ပဝတ္တိ၊ စက္ခပိညာဉ်စသော အကျိုး၏ဖြစ်ခြင်းသည်။ (ဟောတိ။) တေသံ၊
ထို စက္ခပသာဒ အစရှိသော အကြောင်းတို့၏။ သမောဓာနေ၊ ပေါင်းဆုံရာ
အခါ၌။ (ပဝတ္တိမာဟ-၌ စပ်။) ယထာ၊ အကြင် နိဿယ အာရမ္မဏ စသော
အခြင်းအရာအားဖြင့်။ ဟေသု၊ ထို စက္ခပသာဒ စသော အကြောင်းတို့သည်။
ပဝတ္တမာနေသု၊ သော်။ ဖလပ္ပဝတ္တိ၊ စက္ခပိညာဉ် စသော အကျိုး၏ ဖြစ်ခြင်း
သည်။ (ဟောတိ။) တထာ၊ ထို နိဿယ အာရမ္မဏ စသော အခြင်းအရာ
အားဖြင့်။ ပဝတ္တိံ၊ ဖြစ်ခြင်းကို။ (သင်္ဂဟကာရော) အာဟ။ ယေသံ ကေသဉ္စိ၊
အမှတ်မရှိ တစုံတခုကုန်သော။ အနေကေသံ၊ တပါးမက များစွာသော
အကြောင်းတို့၏။ သမောဓာနမတ္တံ၊ ပေါင်းဆုံခြင်းမျှသည်။ သာမဂ္ဂိ၊ သာမဂ္ဂိ
မည်သည်။ န၊ မဟုတ်။ ဟိ၊ မှန်။ (တနည်း-ကသ္မာ ယေသံ ကေသဉ္စိ အနေ-
ကေသံ သမောဓာနမတ္တံ သာမဂ္ဂိ။ န၊ မဟုတ်။ ဣတိ၊ သို့။ ဝိညာယတိ၊ နည်း။)

ဟိ (ယသ္မာ)။ သဒ္ဓါ။ပ။သမောဓာနံ၊ သဒ္ဓါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဠဗ္ဗာရုံ တို့၏ ပေါင်းဆုံခြင်းသည်။ စက္ခုဝိညာဏဿ၊ ၎င်း။ (ဟေတု၊ အကြောင်း သည်။) န၊ မဖြစ်။ ဝါ၊ တနည်း။ သာသနာတော်နည်းမှ တပါး လောက နည်းကား။) ကဋ္ဌ။ပ။သမောဓာနံ၊ သစ်တုံး အိုးခြမ်းခွဲ ကျောက်ခဲတို့၏ ပေါင်းဆုံခြင်းသည်။ သောတဝိညာဏဿ၊ ၎င်း။ ဟေတု၊ သည်။ န၊ မဖြစ်။ ဣတိ၊ ကြောင့်။ (ယေသံ ကေသဉ္စိ။ပ။သာမဂ္ဂိ။ န၊ မဟုတ်။ဣတိ ဝိညာယတိ။)

တန္တိ၊ ကား။ တံ ဒဿနံ၊ ထိုမြင်ခြင်းသည်။ ဝါ၊ ထို မြင်တတ်သော စက္ခု ဝိညာဉ်သည်။ (သာဓာရဏဖလံ၊ ဆက်ဆံသောအကျိုးတည်း။) စက္ခာဒိနံ ပန တံ သာဓာရဏဖလံ၌ တံ၏ အဖွင့်။)....အဿာ။ပ။သိဒ္ဓေါတိ၊ ကား။ အယံ အတ္ထော၊ ဤအနက်ကို။ (မညီညွတ်ရာ အခါ၌ အကြောင်း မဟုတ်သော တရား တို့၏ ညီညွတ်ရာအခါ၌ အကြောင်းဖြစ်ခြင်းဟူသော ဤအနက်ကို။) န သာဓေ တဗ္ဗော၊ ယုတ္တိဖြင့် မပြီးစေထိုက်။ (ယုတ္တိဖြင့် ပြီးစေဖွယ်မလို။ ကသ္မာ၊နည်း။) ဝိသု၊ အသီး အသီး။ အဟေတုနံ၊ အကြောင်း မဖြစ်ကုန်သော။ စက္ခာဒိနံ၊ စက္ခု အစရှိသော အကြောင်းတို့၏။ သဟိတာနံ၊ တကွဖြစ်ကုန်သည်ဖြစ်၍။ (သမာနာနံ၊ ဖြစ်ကုန်လတ်သော်။) ဟေတုဘာဝဿ၊ အကြောင်းတို့၏ အဖြစ် ၎င်း။ ပစ္စက္ခသိဒ္ဓတ္တာ၊ မျက်မှောက်အားဖြင့် ပြီးသည်၏ အဖြစ်ကြောင့်တည်း။ ဣတိ အတ္ထော၊ ဤကား အဓိပ္ပာယ်နက်။ ဟိ၊ မှန်။ (တနည်း-ကသ္မာ အယံ အတ္ထော။ န သာဓေတဗ္ဗော၊ သနည်း။) ဟိ (ယသ္မာ)။ ပစ္စက္ခသိဒ္ဓေ၊ မျက် မှောက်အားဖြင့် ထင်ရှားသော အနက်၌။ ယုတ္တိမဂ္ဂနံ၊ ယုတ္တိကို ရှာနေခြင်း သည်။ န ယုတ္တံ၊ မသင့်။ ဣတိ၊ ကြောင့်။ (အယံ အတ္ထော န သာဓေတဗ္ဗော။)

[ခဏအနက်ကို ဖွင့်ပြသော အဋ္ဌကထာဝယ် “ခဏသာမဂ္ဂိ ဝိနာ နတ္ထိ” ၌ ခဏသာမဂ္ဂိကို ဖွင့်ပြလိုသောကြောင့် “မနုဿတ္တာဒိနံ” စသည်ကို မိန့်။] မနုဿတ္တာဒိနံ၊ မနုဿတ္တ အစရှိကုန်သော။ ခဏာဝယဝါနံ၊ ခဏ အစိတ် တို့၏။ သာမဂ္ဂိ၊ ပေါင်းဆုံ ညီညွတ်ခြင်းသည်။ ခဏသာမဂ္ဂိ၊ ခဏသာမဂ္ဂိ မည်၏။ တံ၊ ထို ခဏသာမဂ္ဂိကို။ ဝိနာ၊ ၍။ နဝမစက္ကသမ္ပတ္တိသင်္ခါတော၊ နဝမ ခဏ စတုစက္ကသမ္ပတ္တိခဏ ဟု ဆိုအပ်သော။ သော ခဏော၊ ထို ခဏသည်။ နတ္ထိ။ ဟိ၊ မှန်။ သာ ဝေ ခဏသာမဂ္ဂိ၊ ထို ခဏသာမဂ္ဂိသည်ပင်။ (ထို အစိတ်

၁။ သာ ဝေ သော ခဏေ။ ။ဤစကားအရ “နဝမခဏ”ဟူသည် ဗုဒ္ဓုပ္ပါဒ (ဘုရားပွင့်ရာအခါ) တပါးတည်းသာ မက ဗုဒ္ဓုပ္ပါဒ ဓမ္မဒေသနာ စသော အစိတ်ခဏ တို့၏ အပေါင်းကိုမှ “နဝမခဏ”ခေါ်သည် ဟု သိပါ။ [ယခုအခါ ဗုဒ္ဓုပ္ပါဒ-ဘုရား ပွင့်တော်မူခြင်း တပါးကိုသာ “နဝမခဏ”ဟု ယူမှားကြသည်။] စတုစက္ကသမ္ပတ္တိခဏ ဟူသည်လည်း စက်တပါးတည်းသာမက စက် ၄-ပါးအပေါင်းတည်းဟု သိပါ။

ခဏတို့၏ ပေါင်းဆုံ ညီညွတ်ခြင်းသည်ပင်။) သော ခဏော၊ ထို နဝမခဏ စတုစက္ကသမ္ပတ္တိခဏ မည်၏။ ဣတိ အတ္ထော၊ အနက်။

အတ္တနော၊ ပိမိဟူသော အခွင့်၏။ ဒုလ္လဘဘာယ၊ ခဲယဉ်းသဖြင့် ရအပ်သည် ၏ အဖြစ်ကြောင့်။ ခဏသင်္ခါတော၊ ခဏ ဟု ဆိုအပ်သော။ သမယော၊ သမယ သည်။ ဝါ၊ အခွင့်သည်။ ကုသလုပ္ပတ္တိယာ၊ ဝိဝဋ္ဌနိဿိတ ကုသိုလ်ဖြစ်ခြင်း၏။ ဒုလ္လဘဘာဝံ၊ ကို။ ဒီပေတိ၊ ၏။ ဣတိ အတ္ထော။ ဝါ၊ တနည်း။ ခဏတ္ထော၊ ခဏ အနက်ရှိသော။ သမယသဒ္ဓေါ၊ သမယ သဒ္ဓါကို။ ခဏသင်္ခါတော သမယောတိ၊ ဟူ၍။ (သင်္ဂဟကာရေန) ဝုတ္ထော။ [“ခဏတ္ထသင်္ခါတော” ဟု ဆိုလိုလျက် အတ္ထ ကျေသည် ဟု မဖွင့်၏။] သော၊ ထို ခဏအနက်ရှိသော သမယ သဒ္ဓါသည်။ (ဒီပေတိ-၌ စပ်။) ဒုလ္လဘော၊ သော။ ယသ္မိံ ခဏော၊ အကြင် နဝမခဏ စတုစက္က သမ္ပတ္တိခဏ သည်။ သတိ၊ သော်။ [ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ-၌ စပ်ဖို့ရာ “ယသ္မိံ ခဏော” ဟု လက္ခဏအနက် ဆိုသည်။] ဣတိ ဣမဿ အတ္ထဿ၊ ဤအနက် ကို။ ဝိဘာဝနဝသေန၊ ထင်စွာပြခြင်း၏ အစွမ်းဖြင့်။ တဒါယတ္တာယ၊ ထို ခဏနှင့် စပ်သော ကုသလုပ္ပတ္တိယာ၊ ၏။ ဒုလ္လဘဘာဝံ ဒီပေတိ။ ဝိတေနုပါယေန၊ ကပ်၍သိကြောင်းဖြစ်သော ဤနည်းဖြင့်။ သမဝါယ။ ပ။ ဝုတ္တိံ ဒီပေတိတိ တ္ထော၊ ဒီပေတိ ဟူသော ဆိုအပ်ပြီးသော ဤပါဌ်၌လည်းကောင်း။ ဣတော၊ ဤ ခဏအနက်မှ။ ပရေသု စ၊ နောက်ဖြစ်သောကာလ၊ သမူဟ၊ ဟောတုအနက် တို့၌ လည်းကောင်း။ ယောဇနာ၊ အနက်တို့ကို ယှဉ်စေခြင်းကို။ တဿ တဿ၊ ထိုထို သမယ၏။ တံ တံ ဒီပနေ၊ ထိုထို အတ္ထဝိသေသကို ပြခြင်း၌။ ကာဟဗ္ဗာ၊ ၏။

တဿ ပုရိသဿာတိ၊ ကား။ သေယျထာပိ ဘိက္ခဝေ။ ပ။ အာဟရိဿာ မိတိ၊ ဟူ၍။ ဧဝံ၊ သို့။ ဝုတ္တဇဝနပုရိသဿ၊ ဟောတော်မူအပ်သော လျင်မြန် သော ယောကျ်ား၏။ (ယထာ ယော ဇဝေါ အတ္ထိ-၌ စပ်။) [ဘိက္ခဝေ၊ တို့။ သေယျထာပိ၊ ဤသို့ဖြစ်က၊ နှိုင်းချိန်ဆ၍၊ သိကြဖို့ရာ၊ ဥပမာ မည်သည်ကား။

၁။ ဝိတေနုပါယေန။ ပ။ ကာဟဗ္ဗာ။ ။ “ဥပါယေန” ကို “ဥပါယဘူတော၊ နယ ဘူတေန” ဟု အနုဋီကာအဖွင့်၏။ (၁) သမဝါယ သမယ၌ ယောဇနာပုံ-သမဝါယ။ ပ။ ဝုတ္တိံ ဒီပေတိ သယံ ပစ္စယသာမဂ္ဂိကာဝတော။ သမဝါယတ္ထော ဝါ သမယသဒ္ဓေါ သမဝါယသင်္ခါတော သမယော၊ သော ယာယ ပစ္စယသာမဂ္ဂိယာ သတိဘိ ဣမဿ အတ္ထဿ ပကာသနဝသေန ဓမ္မာနံ အနေကဘေတုတော ဝုတ္တိံ ဒီပေတိ။ [ဤအတိုင်း အဋ္ဌကထာဘာသာသင်္ဂြိုဟ်၌ အနက်တနည်းပေးပုံကို ပြထားသည်။]

(၂) ကာလသမယ၌ ယောဇနာပုံ - ကာလ။ ပ။ ပရိတ္တတံ ဒီပေတိ၊ အတ္တနော အတိပရိတ္တတာယ။ (၃) သမူဟအနက်၌ ယောဇနာပုံ - သမူဟ။ ပ။ သဟုပ္ပတ္တိံ ဒီပေ- တိ သယံ ဓမ္မာနံ သမုဒါယဘာဝတော။ (၄) ဟောတုအနက်၌ ယောဇနာပုံ - ဟောတု။ ပ။

စတ္တာရော၊ လေးယောက်ကုန်သော။ ဒဠ္ဇဓမ္မာ၊ ခိုင်ခံ့သော လေးရှိကုန်သော။ သိက္ခိတာ၊ သင်အပ်ပြီးသော လေးအတတ်ရှိကုန်သော။ ကတဟတ္တာ၊ ပြုအပ်ပြီးသော လက်အကျင့်ရှိကုန်သော။ (လေးအတတ်ကို လေ့လာပြီးကုန်သော။) ကတုပါသနာ၊ မင်း နန်းတော် စသည်သို့ ကပ်၍ ပြုအပ်ပြီးသော မြားပစ်ခြင်း

ဝုတ္တိ တံ ဒီပေတိ သတိဇေ ဝတ္တနိအတ္တနော ဖလာနံ သမ္ဘဝတောတိ အတ္ထံပက္ခေ စ၊ (ဤ ကား သမယသဒ္ဓါက သမဝါယ စသောအနက်ကိုဟောရာ၌ အတ္ထဝိသေသ ပြပုံတည်း။)

သဒ္ဓပက္ခေ စ (သမဝါယစသော အနက်ရှိသော သမယသဒ္ဓါက အတ္ထဝိသေသ ပြပုံ၌ ကား) ယသ္မိ အတိပရိတ္တေ ကာလေ ယသ္မိ ဓမ္မသမုဒါယေ ယမ္မိ ဟေတုမှိ သတိတိ ဇေတဿ အတ္တဿ ဣပနဝသေန တဒါဓာရာယ တဒဓိနာယ စ ကုသလဓမ္မပ္ပဝတ္တိယာ ဒုပ္ပင်္ဂဝိဇ္ဈတံ အနေကေသံ သဟုပ္ပတ္တိံ ပရာဓိနပ္ပတ္တိံ စ ဒီပေတိတိ။-အနုဋီကာ။

ဆက်ဦးအံ-ဤ အနုဋီကာ၌ “တဒါဓာရာယ။ပ။ဒုပ္ပင်္ဂဝိဇ္ဈတံ”သည် ကာလအနက် ရှိသော သမယသဒ္ဓါက ပြပုံတည်း။ “အနေကေသံ သဟုပ္ပတ္တိံ”သည် သမူဟအနက် ရှိသော သမယသဒ္ဓါက ပြပုံတည်း။ “ပရာဓိနပ္ပတ္တိံ”သည် ဟေတုအနက်ရှိသော သမယသဒ္ဓါက ပြပုံတည်း။ ထိုသို့ပြရာ၌ ကာလနှင့် သမူဟအနက်သည် အဓိကရဏ အနက် ဖြစ်သောကြောင့် “သတိ” ဟု မထည့်ရ။ ကျန် ၃-နက်ကိုပြရာ၌ ဘာဝလက္ခဏ အနက် ဖြစ်သောကြောင့် “သတိ” ဟု ထည့်ရပုံကိုလည်း သတိပြပါ။

၁။ ဒဠ္ဇဓမ္မာ။ ။ဤ ဒဠ္ဇဓမ္မာပုဒ်၏ ရုပ်ပြီးပုံကို ကစွည်းဘာသာဋီကာ “ဓနုမှာ စ” သုတ်၌ ကြည့်ပါ။ “ဒဠ္ဇ+ဓန-ခိုင်ခံ့သန်မာသော လေး” ဟူသည် ညှို့တင်ထားအပ် သော လေး၏ညှို့၌ ပိုအချိန် ၂-ထောင် (တပိုလျှင် ၄-ကျပ်သား ရှိသောကြောင့် ကျပ် ချိန် ရှစ်ထောင်) ရှိသော ကြေး၊ သို့မဟုတ်-သံကို ဆွဲထားပြီးနောက် မြောက်လိုက် သည်ရှိသော် မြေမှမြောက်၍ပါလာ၏။ လေးကိုင်းလည်းမကျိုး၊ ကြိုးလည်းမပြတ်၊ ထိုမျှ လောက် ခိုင်ခံ့သန်မာသောလေးကို “ဒဠ္ဇဓန” ဟု ခေါ်၏။ [ဒဠ္ဇဓန နာမ ဒွိသဟဿ ထာမံ ဝုစ္စတိ။-အနု။ ပလာနံ ဒွိသဟဿထာမံ။-သံယုတ်ဋီကာ။]

၂။ သိက္ခိတာ။ ။သိက္ခိတဗ္ဗာတိ သိက္ခာ။ သိက္ခာ+သဇ္ဇာတာ ဇေတေသန္တိ သိက္ခိ- တာ-ကောင်းစွာ ဖြစ်ပြီးသော သင်ထိုက်သော အတတ်ရှိသူတို့။ လေးအတတ်ကိုသင်ပြီး တတ်ပြီးသူတို့။ [“ဒွါဒသဝဿံနိ အာစရိယကုလေ ဥဂ္ဂဟိတသိပ္ပာ-၁၂ နှစ်တို့ပတ် လုံး ဆရာ့အိမ်၌ သင်အပ်ပြီးသော အတတ်ရှိသူတို့” ဟု သံယုတ်အဋ္ဌကထာအစိုင်း အနုဋီကသည်ကား အဓိပ္ပာယ်ဖွင့်သာ။]

၃။ ကတဟတ္တာ။ ။ဟတ္ထဖြင့် လက်သာမက “လက်ဖြင့်ပြုအပ်သော လေ့ကျင့်မှု တိုင်အောင်” ယူပါ။ ထို့ကြောင့် “စိဏ္ဏဝသိဘာဝါ-လေ့လာအပ်ပြီးသော ဝသိဘော် (ဒု.လေ့အကျင့်) ရှိသူတို့” ဟု ဖွင့်ကြသည်။ “ကတော+ဟတ္တာ ယေဟိတိ ကတ ဟတ္တာ” ဟု ပြု။

၄။ ကတုပါသနာ။ ။အသုဓာတ်သည် ဒိပန (ပစ်ချခြင်း အနက်ဟောတည်း။ ဥပ၊ မင်း၏ နန်းတော်စသည်သို့ ချဉ်းကပ်၍+အသနံ၊ မြားကို ပစ်ချခြင်း။ လေးအတတ် ပြခြင်း။ ဥပါသနံ၊ ခြင်း။ ကတံ+ဥပါသနံ ယေဟိတိ ကတုပါသနာ။ (သံယုတ်ဋီကာ။) “ရာဇကုလာဒိသု ဒသိတသိပ္ပာ” ကား အဓိပ္ပာယ်ထူ။

အတတ်ရှိကုန်သော။ (မင်းပဲ့သဘင် စသည်၌ လေးအတတ်ကို ပြုပြီးကုန်သော။) ဓနုဂ္ဂဟာ၊ လေးကော်သားတို့သည်။ စတုဒ္ဓိသာ၊ အရပ်လေးမျက်နှာ ရှိကုန်သည်။ ဝါ၊ အရပ်လေးမျက်နှာသို့ ရှေးရှုကုန်သည်။ (ဟုတော့။) ဌိတာ၊ တည်ကုန်သည်။ အဿ၊ ဖြစ်ကုန်ရာ၏။ အထ၊ ထိုအခါ၌။ ပုရိသော၊ ယောက်ျားတယောက်သည်။ အာဂစ္ဆေယျ၊ လာရာ၏။ (ကံ၊ အဘယ်သို့ပြော၍ လာရာသနည်း။) အဟံ၊ အကျွန်ုပ်သည်။ စတုန္ဒ၊ လေးယောက်ကုန်သော။ ဒဠ္ဇဓမ္မာနံ၊ ကုန်သော။ သိက္ခိတာနံ၊ ကုန်သော။ ကတဟတ္တာနံ၊ ကုန်သော။ ကတုပါသနာနံ၊ ကုန်သော။ ဣဓေသံ ဓနုဂ္ဂဟာနံ၊ တို့၏။ ဝါ၊ တို့သည်။ စတုဒ္ဓိသာ၊ အရပ် ၄-မျက်နှာတို့သို့။ (ပါဠိတော်၌ ဤပုဒ်ပါ၏။) ခိတ္တေ ခိတ္တေ၊ ပစ်အပ်ကုန် ပစ်အပ်ကုန်သော။ ကဏ္ဍေ၊ မြားတို့ကို။ ပထဝီယံ၊ မြေ၌။ အပ္ပတိဌိတေ၊ မတည်ကုန်သေးမီ။ ဂဟေတွာ၊ ဖမ်းယူ၍။ အာဟရိသာမိ၊ ဆောင်ပါအံ့။ ဣတိ၊ ဤသို့ ပြော၍။ (အာဂစ္ဆေယျ။)

တာဝပရိတ္တကောတိ၊ ကား။ ဂမနဿာဒါနံ၊ ပြေးသွားခြင်း၌ သာယာခြင်း ရှိကုန်သော။ ဒေဝပုတ္တာနံ၊ တို့၏။ ဝါ၊ တို့သည်။ ဟေဠုပရိယာယေန၊ အောက်အထက် ဖြစ်ခြင်းအားဖြင့်။ (အောက် ထက် ပြောင်းပြန် ကျွမ်းလှန်၍ ပြေးခြင်းအားဖြင့်။) ပဋိမုခံ၊ ရှေးရှု။ ဓာဝန္တာနံ၊ ပြေးကုန်လတ်သော်။ ဝါ၊ ကုန်သော။ ဒေဝပုတ္တာနံ၊ တို့၏။ သိရသိ၊ ဦးခေါင်း၌လည်းကောင်း၊ ပါဒေ စ၊ ခြေ၌လည်းကောင်း။ ဗဒ္ဒုရဓာရာသန္ဓိပါတတော စ၊ ဖွဲ့အပ်သော သင်ဓုန်းသွားတို့၏ ပေါင်းဆုံခြင်းထက်လည်း။ ကာလော၊ စိတ်ဖြစ်ရာကာလသည်။ ပရိတ္တတရော၊ သာ၍ တိုလျ၏။

ကာလသင်္ခါတော၊ ကာလဟု ဆိုအပ်သော။ သမယော၊ သမယသည်။ ဝါ၊ အခါသည်။ စိတ္တပရိစ္ဆိန္နော၊ စိတ်ဖြင့်ပိုင်းခြားအပ်သည်။ (ဟုတော့။) ဝုစ္စ-

၁။ စတုဒ္ဓိသာ။ ။ “စတုဒ္ဓိသာဘိမုခါ” ဟု အနုဋီကာဖွင့်၏။ “စတသော+ဒိသာ တေသံတိ စတုဒ္ဓိသာ” ဟု ပြု။ “အရပ် ၄-မျက်နှာရှိ” ဟူသည် အရပ် ၄-မျက်နှာသို့ မျက်နှာပြုနေကြသူတည်း။ တိုင်ကိုဖြစ်စေ၊ သစ်ပင်ကိုဖြစ်စေ၊ တစ်ခုခုကို ကျော့မှီ၍ အရပ် ၄-မျက်နှာသို့ မျက်နှာပြုလျက် ရပ်နေကြသည်-ဟူလို။

၂။ ဂမနဿာဒါနံ။ ။ လ-နေတို့၏ ရံခါ ရှေ့ကပြေးကြ၊ ရံခါ နောက်က လိုက်၍ ပြေးကြသောကြောင့် ထိုနတ်များကို “ဂမနဿာဒ-ပြေးသွားခြင်း၌ သာယာခြင်းရှိသူများ” ဟု ဆိုသည်။ ထိုနတ်တို့ ပြေးသွားရာ၌ ရိုးရိုးပြေးသွားခြင်းမဟုတ်၊ ထက်အောက်ပြောင်းပြန် ကျွမ်းလှန်၍ ပြေးခြင်းဖြစ်၏။ ဦးခေါင်းနှင့် ခြေတို့၌လည်း သင်ဓုန်းသွားတွေ ဖွဲ့ချည်ထားသေး၏။ ထိုကျွမ်းလှန်သောအခါ ထိုသင်ဓုန်းတို့၏ အသွားတွေ ပေါင်းမိပုံ မြန်သည်ထက် ကာလဆိုသော ပညတ်က သာ၍ မြန်ပါသေးသည်-ဟူလို။

မာနော၊ ဆိုအပ်သော်။ တေနေဝ ပရိစ္ဆေဒကစိတ္တေန၊ ထိုပိုင်းခြားကြောင်း စိတ်ဖြင့်ပင်။ အဟံ၊ ကာလဟူသော ငါသည်။ ဝေပရိတ္တော၊ ဤသို့တိုလျ၏။ (သို့ကလောက်ပင် တိုလျ၏။) ဣတိ၊ သို့။ အတ္တနော၊ မိမိဟူသော ကာလ၏။ ပရိတ္တတံ ဒီပေတိ။ [စိတ်၏အဖြစ်အပျက် တိုသလောက် ထိုစိတ်ဖြစ်ရာကာလ လည်း တိုသည်-ဟူလို။] စ၊ မိမိ တိုလျပုံကို ပြရုံသာ မကသေး။ အဟံ၊ ကာလ ဟူသော ငါသည်။ (ပရိတ္တော)ယထာ၊ တိုလျ သကဲ့သို့။ ဧဝံ၊ တူ။ သဗ္ဗော၊ သော။ ကုသလစိတ္တပ္ပဝတ္တိကာလော၊ ကုသိုလ်စိတ်၏ ဖြစ်ရာကာလသည်။ (ပရိ- တ္တော၊ တိုလျ၏။) ဣတိ၊ သို့။ တဿ၊ ထို ကုသိုလ်စိတ်ဖြစ်ရာကာလ၏။ ပရိတ္တတံ ဒီပေတိ။ သဒ္ဓဿ၊ ကာလ အနက်ရှိသော သဒ္ဓါ၏။ ဒီပနာ၊ ပြခြင်းကို။ ဝုတ္တ- နယာ နုသာရေန၊ ဆိုအပ်ပြီးသောနည်းကို အစဉ်လိုက်သဖြင့်။ ဝေဒိတဗ္ဗာ။

၂ပကတိဝါဒီနံ၊ ပကတိကို ပြောဆိုလေ့ရှိသူတို့၏။ (ဝါဒေ၊ အယူ၌။) မဟ- တောဝိယ၊ မဟာမည်သော ဗုဒ္ဓိဉာဏ်၏ကဲ့သို့လည်းကောင်း။ အဏုဝါဒီနံ၊ အဏုမြူကိုပြောဆိုလေ့ရှိသူတို့၏။ ဒိအဏုကဿ ဝိယ စ၊ အဏုမြူနှစ်ခုအပေါင်း၏ ကဲ့သို့လည်းကောင်း။ ဧကသေဝ၊ တခုသာလျှင်ဖြစ်သော။ (ဓမ္မဿ ဥပုတ္တိ ပဋိသေမိတာ ဟောတိ-၌ စပ်။)

၃ဟေတု။ပ။ ဝုတ္တိတံ ဒီပေတိတိ၊ ပါဠိဖြင့်။ (ဝုတ္တာ-၌စပ်။) ပစ္စယာယတ္တ- ဝုတ္တိ ဒီပနတော၊ ပစ္စယာယတ္တဝုတ္တိဒီပန ထက်။ ဟေတုသင်္ခါတဿ၊ ဟေတု

၁။ သဒ္ဓဿ ဒီပနာ။ ကာလသင်္ခါတောကို “ကာလအနက် ရှိသည်ဟု ဆိုအပ် သော” ဟု ပေးလျှင် “သမယ” အရ သဒ္ဓါရ၏။ ရှေ့၌ ပြအပ်ပြီးသော အနက်သည် ကာလအနက် ဖြစ်သော သမယဖြင့်ပြအပ်သော အနက်တည်း။ ကာလအနက်ကို ဟော သော သမယ သဒ္ဓါက အတ္တဝိသေသပြပုံကို “ယသ္မိံ ဒုလ္လဘေ ခဏေ သတိ” ဟူသော ဆိုအပ်ပြီးသောနည်းကို မှီး၍သိပါ-ဟု ဆိုလိုသည်။ နည်းမှီပုံကို အနုဋီကာအဖွင့်အတိုင်း အဋ္ဌကထာဘာသာဋီကာ၌ပြထားပြီ။

၂။ ပကတိ။ပ။ ဧကသေဝ။ ။ မြဟ္ဗာမင်းက ပကတိနှင့် ပုရိသကို စ၍ ဖန်ဆင်းပြီး သောအခါ ထို ပကတိသည် ဗုဒ္ဓိတတွ (အသိဉာဏ်) ဟူသော ဟောကိုလည်းကောင်း၊ အဟံကာရ ဟူသော အတိမာန စသည်ကိုလည်းကောင်း ဖြစ်စေ၏။ ထို မဟာသည် ပကတိဟူသော မူလသဘော တခုတည်းသာ ဖြစ်သကဲ့သို့ လည်းကောင်း ဒွိအဏုက သည် အဏုမြူဟူသော မူလအထည်ကိုယ်ရှိ၍ တခုတည်းဖြစ်သကဲ့သို့ လည်းကောင်း။ တခုတည်းသောတရား၏ ဖြစ်ခြင်းကို တားမြစ်သည်-ဟူလို။

၃။ ဟေတု။ပ။ ဒီပနတာ ဝုတ္တာ။ ။ ဟေတုသည် “အကြောင်း” ဟူသောအနက် ကို ဟောသောကြောင့် “ဟေတု သင်္ခါတော ပန သမယော ပစ္စယာယတ္တဝုတ္တိတံ ဒီပေ တိ” ဟု အဋ္ဌကထာ၌ ဆိုထိုက်သည် မဟုတ်ပါလော။ အဘယ့်ကြောင့် “ပရာယတ္တ- ဝုတ္တိတံ ဒီပေတိ” ဟု ဆိုပါသနည်း-ဟု မေးဖွယ်ရှိသောကြောင့် “ဟေတု။ပ။ ဒီပနတာ

ဟု ဆိုအပ်သော။ (သမယဿ၊ သမယ၏။) ဝိတပ္ပရဘာဝါ၊ ထို ပရာယတ္တ-
 ဝုတ္တိကို ပြခြင်း၌ လွန်မြတ်သောသဘော ရှိသည်၏ အဖြစ်ကြောင့်။ ပရာယတ္တ
 ဝုတ္တိဒီပနတာ၊ ပရာယတ္တဝုတ္တိ ဒီပန၏ အဖြစ်ကို။ ဝုတ္တာ၊ ဆိုအပ်ပြီ။ [သမဝါယ
 အနက်ကို ပြတုန်းကတော့ အဘယ့်ကြောင့် ပရာယတ္တဝုတ္တိ ဒီပနအဖြစ်ကို မဆို
 အပ်ပါသနည်း—ဟု မေးဖွယ်ရှိသောကြောင့် “သတိ ပန ။ပ။ န ဝုတ္တာ” ဟု
 မိန့်သည်။] ပန၊ ဆက်။ ပစ္စယာယတ္တဘာဝေ၊ ပစ္စယာယတ္တ၏ အဖြစ်သည်။
 သတိ၊ ဖြစ်လတ်သော်။ ပစ္စယသာမဂ္ဂိအာယတ္တတာ၊ အကြောင်းညီညွတ်ခြင်း
 နှင့် စပ်သည်၏အဖြစ်ကို။ သမဝါယသင်္ခါတေန၊ သော။ (သမယေန၊ သမယ
 သည်။) ဒီပိယတိ၊ ပြအပ်၏။ ဣတိ၊ ကြောင့်။ တဿ၊ ထို သမယ၏။ အတပ္ပရ-
 ဘာဝတော၊ ထို ပစ္စယသာမဂ္ဂိအာယတ္တကို ပြခြင်း၌ လွန်ကဲသော အတိုင်း
 အရှည်မရှိသည်၏အဖြစ်ကြောင့်။ တံ ဒီပနတာ၊ ထို ပရာယတ္တကို ပြတတ်သည်၏
 အဖြစ်ကို။ န ဝုတ္တာ။

ကတ္တုဘူတေန၊ ကတ္တားဖြစ်၍ ဖြစ်သော။ အနေန သမယေန၊ ဤသမယ
 သဒ္ဓါသည်။ (ပဋိသေမိတော၊ တားမြစ်အပ်ပြီးသည်။ ဟောတိ။) ဝါ၊ တနည်း။
 ကရုဏာဘူတေန၊ ကရိုဏ်းဖြစ်၍ ဖြစ်သော။ အနေန သမယေန၊ ဖြင့်။ ဘဂဝ
 တာ၊ သည်။ ပဋိသေမိတော(ဟောတိ)၊ ဣတိ အတ္ထော။ ပုရိမာသု၊ ကုန်သော။
 ဒီပနာသု၊ ဒီပနာတို့၌။ သေ နယော၊ ဤနည်းတည်း။ [ရှေ့၌ ဆိုအပ်ပြီးသော
 “ဝေ ဒီပေန္တေန အနေန” ၌ “အနေန” ကို ဤနည်းအတိုင်း ကတ္တားအနက်၊

ဝုတ္တာ” ဟု မိန့်သည်။...ဆိုလိုရင်းကား—“ပစ္စယာယတ္တ” ဟူရာ၌ ပစ္စယဟူသည် စက္ခု
 ပသာဒ ရူပါရုံ အာလောက မနသိကာရကဲ့သို့ ညီညွတ်နေသော အကြောင်းများတည်း။
 ဟေတု ဟူသည်ကား ထိုအကြောင်းတို့တွင် ထူးခြားသော ပဓာန အကြောင်းတည်း။
 ဤသို့လျှင် ပစ္စယာယတ္တဒီပနထက် ပရာယတ္တဒီပနက လွန်ကဲသော ပမာဏရှိသော
 ကြောင့် ဟေတု အနက်ဖြစ်သော သမယအတွက် ပရာယတ္တဝုတ္တိ ဒီပန အဖြစ်ကို ဆိုပါ
 သည်—ဟုလို။

၁။ တပ္ပရဘာဝါ ဟေတုသင်္ခါတဿ။ ။ အန့်၌ “တပ္ပရဘာဝတော” ဟု ဖွင့်ပြီး
 လျှင် “ဟေတုသင်္ခါတဿ သမယဿ ပရာယတ္တဝုတ္တိဒီပနေ ဧကန္တဗျာဝဋ္ဌသဘာဝ-
 တော တိ အတ္ထော” ဟု ဖွင့်၏။ ထို၌ “ပရာယတ္တဝုတ္တိဒီပနေ” ဖြင့် တ-သဒ္ဓါ၏ အစွဲကို
 ဖွင့်၏။ “ဧကန္တဗျာဝဋ္ဌ” ဖြင့် ပရ၏၊ လွန်မြတ်ဟူသော အနက်ကို ဖွင့်၏။ “သဘာဝ-
 တော” ဖြင့် ဘာဝါ၏ အနက်ကို ဖွင့်၏။ ထို့ကြောင့် “တသ္မိံ+ပရံ (ပမာဏံ)
 ယဿာတိ တပ္ပရော (ဟေတုသမယော)၊ တပ္ပရော+ဘာဝေါ ယဿာတိ တပ္ပရ-
 ဘာဝေါ” ဟု ပြပါ။

ကရိုဏ်းအနက် ၂-မျိုးပေးနိုင်သည်-ဟူလို။ သို့သော် “ဩဝါဒေါ ဒိန္နော” ဥ ကား “ဘဂဝတာ” ဟု ကတ္တာထည့်သင့်သောကြောင့် ကရိုဏ်းအနက်သာ ပေး ပါ။]

အဓိကရဏဝသေနာတိ၊ ကား။ အာဓာရဗသေန၊ တည်ရာ၏ အစွမ်းဖြင့်။ တောတိ(ပဒဿ)၊ ။ ကာလသမူဟသင်္ခါတေ၊ ကာလအနက် သမူဟအနက် ဟု ဆိုအပ်သော။ သမယေ၊ သမယကို။ ဂဟိတေ၊ ယူအပ်သော်။ ဣတိ အတ္ထော။ ဟိ၊ မှန်။ စိတ္တဒရိစ္ဆိန္နော၊ စိတ်ဖြင့် ပိုင်းခြားအပ်သော။ ကာလောပိ၊ ကာလကိုလည်း။ (“စိတ္တက္ခဏ” ဟု ဆိုအပ်သော ခဏတ္တယ ကာလကိုလည်း။) သဘာဝတော၊ ပရမတ္ထ သဘောအားဖြင့်။ အဝိဇ္ဇာမာနောပိ၊ ထင်ရှား မရှိပါ သော်လည်း။ အာဓာရဘာဝေနော၊ တည်ရာ၏အဖြစ်ဖြင့်သာလျှင်။ သညာတော၊ အသိအမှတ် ပြုအပ်သည်။ (မရ၌ “ပညာတော-ထင်ရှားသည်” ဟု ရှိ၏။) (ဟု တွာ။) အဓိကရဏန္တိ၊ တည်ရာဟူ၍။ (သင်္ဂဟကာရေန) ဝုတ္တော။ (ကသွာ၊ နည်း။) တင်္ဂဏပွဝတ္တာနံ၊ ထို ခဏ၌ ဖြစ်ကုန်သော တရားတို့၏။ တတော၊ ထိုတခဏမှ။ (ထိုခဏတ္တယမှ။) ပုဗ္ဗေ၊ ရှေ့လည်းကောင်း။ ပရတော စ၊ နောက်၌လည်းကောင်း။ အဘာဝါ၊ မရှိခြင်းကြောင့်တည်း။ [စိတ်ဖြစ်ရာကာလ ၌ ထိုကာလ၏ ရှေ့ကပ်လျက်လည်းကောင်း၊ ထိုကာလ၏ နောက်ကပ်လျက် လည်းကောင်း ထိုစိတ်မဖြစ်။ ထို့ကြောင့် ထို ကာလကို ထိုစိတ်၏ တည်ရာ ဟု အသိအမှတ်ပြုအပ်သည်-ဟူလို။ ဖဿ စသည်တို့၏ တည်ရာဖြစ်ပုံကိုလည်း ဤနည်းအတိုင်း သိပါ။]

ဘာဝေ ဝါတိ၊ ကား။ ကိရိယာ၊ ကြိယာတည်း။ ကိရိယာယ၊ ကြိယာဟပါး ဖြင့်။ ကိရိယန္တရလက္ခဏံ၊ ကြိယာဟပါးကို မှတ်သားခြင်းသည်။ ဘာဝေန ဘာဝလက္ခဏံ၊ ဘာဝေနဘာဝလက္ခဏ မည်၏။ ဂါဝိသု၊ နွားမတို့ကို။ ဒုယု- မာနာသု၊ နို့ညှစ်အပ်ကုန်ဆဲ ဖြစ်လတ်သော်။ (ပုရိသော၊ သည်။) ဂတော၊ သွား၏။ (ဂါဝိသု၊ တို့ကို။) ဒုဒ္ဒါသု၊ နို့ညှစ်အပ်ပြီးကုန်လတ်သော်။ (ပုရိသော၊ သည်။) အာဂတော၊ ပြန်လာ၏။ ဣတိ၊ ဤဥဒါဟရုဏ်၌။ ဒေါဟနကိရိယာ၊ နို့ညှစ်ခြင်း ကြိယာသည်။ ဂမနကိရိယာယ၊ သွားခြင်း ကြိယာကို။ လက္ခဏံ၊ မှတ်ကြောင်းသည်။ ဟောတိ ယထာ၊ ကဲ့သို့။ [တချို့ စာအုပ်၌ “ဒေါဟနကိရိ- ယာယ” ဟု ရှိ၏။ “ဒေါဟနကိရိယာယ၊ ဖြင့်။ ဂမနကိရိယာယ၊ ကို။ လက္ခဏံ၊ မှတ်ခြင်းသည်။ ဟောတိ ယထာ၊ ကဲ့သို့” ဟု ပေးပါ။] ဧဝံ၊ တူ။ ဣဟာပိ၊ ဤ ယသို့ သမယေ အစရှိသော ပါဠိ၌လည်း။ ယသို့ သမယေတိ၊ ဟူ၍ လည်းကောင်း။ တသို့ သမယေတိ စ၊ ဟူ၍လည်းကောင်း။ ဝုတ္တော၊ ဆိုအပ် သော်။ သတိတိ အယမတ္ထော၊ သတိဟူသော ဤအနက်သည်။ ဝါ၊ ကို။

ဝိညာယမာနော ဝေ၊ သိအပ်သည်သာ။ ဟောတိ။ (ကသ္မာ၊ နည်း။) အည-
 ကိရိယာသမ္ပန္နာဘာဝေန၊ အခြားကြိယာနှင့် စပ်ခြင်း၏ မရှိခြင်းကြောင့်။ ဝါ၊
 မရှိလတ်သော်။ ပဒတ္တဿ၊ ပုဒ်အနက်၏။ သတ္တာဝိရဟာဘာဝတော၊ သတ္တာ
 ကြိယာမှ ကင်းခြင်း၏ မရှိခြင်းကြောင့်တည်း။ ဣတိ၊ ကြောင့်။ သမယဿ၊
 သမယ၏။ (ရဏ၊ သမဝါယ၊ ဟေတုအနက်ဖြစ်သော သမယ၏။) သတ္တာကိရိ
 ယာယ၊ သတ္တာကြိယာဖြင့်။ စိတ္တုပ္ပါဒကိရိယာ၊ စိတ်၏ ဖြစ်ခြင်းကြိယာကို
 လည်ကောင်း။ (“စိတ္တံ ဥပ္ပန္နံ ဟောတိ”ကို ရည်ရွယ်သည်။) ဖဿာဒိဘဝန-
 ကိရိယာ၊ စ၊ ဖဿ အစရှိသည်တို့၏ ဖြစ်ခြင်းကြိယာကိုလည်းကောင်း။ (“ဖဿော
 ဟောတိ ဝေဒနာ ဟောတိ”စသည်ကို ရည်ရွယ်သည်။) လက္ခိယတံ၊ မှတ်
 သားအပ်၏။ ဣတိ၊ ကြောင့်။ ဥဘယတ္ထ၊ ယသ္မိံ သမယေ တသ္မိံ သမယေ
 အားဖြင့် ၂-ပါးစုံသော သမယသဒ္ဓါ၌။ လက္ခဏဘူသဘာဝယုတ္တော၊ လက္ခဏ
 ဖြစ်၍ဖြစ်သော သဘိဟူသောကြိယာနှင့် ယှဉ်သော။ ဘုမ္မနိဒ္ဒေသော၊ သမယေ
 ဟု သတ္တမိဝိဘတ်ဖြင့် ညွှန်ပြခြင်းကို။ ဟတော၊ ပြီ။ ဣတိ၊ ဤသို့ မှတ်အပ်၏။

ဥဒ္ဓါနတောတိ၊ ကား။ ဥဒ္ဓေသတော၊ ဥဒ္ဓေသအားဖြင့်။ သင်္ခေပတော၊
 အကျဉ်းချုပ်အားဖြင့်။ (ဒွေ၊ ၂-ပါးတို့တည်း။) [“စ၊ ဆက်”ဟု မစဉ်(စ)
 အကျေကြံသည်။] ‘ကိလေသကာမော၊ ကိလေသကာမသည်။ ဝတ္ထုကာမဘာဝံ၊
 ဝတ္ထုကာမ၏အဖြစ်သို့။ ဘဇန္တော၊ ကပ်ဝင်လတ်သော်။ ကာမနိယဝသေန၊

၁။ သတ္တာဝိရဟာဘာဝတော။ ။ ယသ္မိံ သမယေ စသည်ကို လက္ခဏဝန္တ ကတ္တား
 အနက်ပေးရာ၌ ထိုကတ္တား၏ စပ်ဖို့ရာ လက္ခဏကြိယာ မရှိသေး၊ ထိုသို့မရှိလျှင် “ကြိယာ
 သုညာ ကတ္တာ နာမ နတ္ထိ” နှင့် အညီ သူ လက္ခဏကြိယာကို ထည့်ရလိမ့်မည်။ ထိုသို့
 ထည့်သောအခါ ‘သတ္တာ ကရဏရူပါဟိ၊ ဓာတုတ္တာ သကလာ တတော’ ဟူသော
 ဘေဒစိန္တာနှင့်အညီ ‘ဘု-သတ္တာယံ’ ဟု ဓာတ်နက် ဆိုအပ်သော သတ္တာကြိယာ တမျိုး
 မျိုးကို ထည့်ရ၏။ ထို့ကြောင့် ‘သဘိ’ ဟု အသဓာတ်ကြိယာကို ထည့်ရသည်။ အခြား
 နေရာဝယ် ‘ဟောတိ၊ အတ္ထိ’ ဟု ထည့်ရာ၌လည်း နည်းတူ။

၂။ ကိလေသကာမော။ ပ။ ဟောတိ။ ။ ရှေးရှေး ကိလေသာသည် နောက်နောက်
 ကိလေသာက အလိုရှိအပ်သောကြောင့် (နောက်နောက်ရာဂက ရှေ့ရှေ့ရာဂကို သာယာ
 သောကြောင့်) ကိလေသကာမလည်း ဝတ္ထုကာမသဘော သက်ရောက်၏။ ထို့ကြောင့်
 အချုပ်အားဖြင့်ဆိုလျှင် ကာမတပါးသာ ဖြစ်ထိုက်သည် မဟုတ်ပါလော ဟု စောကြော
 ဖွယ်ရှိသောကြောင့် ‘ကိလေသကာမော’ စသည်ကို မိန့်။ ကိလေသကာမသည် ဝတ္ထု
 ကာမ၏အဖြစ်သို့ ကပ်ဝင်သောအခါ နောက်နောက်ကာမသည် အလိုရှိအပ်သည့်
 အတွက် ‘ကာမိယတီတိ ကာမော’ အရတွင် ပါဝင်၏။ ‘ကာမေတီတိ ကာမော’
 အရ၌ကား ကိလေသကာမ သက်သက်သာတည်း။ ထို့ကြောင့် အကျဉ်းချုပ်အားဖြင့်
 ကာမသည် တပါးမဖြစ်၊ နှစ်ပါးသာ ဖြစ်သည်-ဟူလို။

လို့လားတောင့်တအပ်သည်၏ အစွမ်းဖြင့်။ ဘဇတိ၊ ကပ်ဝင်၏။ ကာမနဝသေန၊
လို့လားတောင့်ကတတ်သည်၏ အစွမ်းဖြင့်။ န (ဘဇတိ)၊ ကပ်ဝင်သည် မဟုတ်။
ဣတိ၊ ကြောင့်။ ကာမနဝသေန၊ ဖြင့်။ ကိလေသကာမော ဝေ၊ သည်သာ။
(ကာမော၊ ကာမ မည်သည်။) ဟောတိ။ ဝတ္ထုကာမော၊ သည်။ (ကာမော၊
သည်။) န (ဟောတိ)။

ဒုဝိဇော ပေသောတိ ဝစနေန၊ ဟူသော စကားဖြင့်။ ဒုဝိဇာပိ၊ လည်း
ဖြစ်သော။ သဟိတဿ၊ (အာရုံ အာရမ္မဏိက အဖြစ်ဖြင့်) တကွဖြစ်သော
ကာမ၏။ အဝစရဏပုဒေသံ၊ သက်ဝင်၍ဖြစ်ရာ ကာမဘုံအရပ်ကို။ သင်္ဂဏှာတိ၊
သိမ်းယူ၏။ [ထိုစကား၏ လဒ္ဒဂုဏ်ကို ပြလို၍ “တေန” စသည် မိန့်။] တေန၊
ထို့ကြောင့်။ (ထိုသို့ အတူတကွဖြစ်သော ကာမ ၂-မျိုး၏ အဝစရဏအရပ်
ကို သိမ်းယူခြင်းကြောင့်။) ဝတ္ထုကာမဿေဝ၊ ဝတ္ထုကာမ၏သာ။ ပဝတ္ထိဒေ-
သော၊ ဖြစ်ရာအရပ် ဖြစ်သော။ ရူပါ ရူပ ဓာတုဒယံ၊ ရူပဓာတ် အရူပဓာတ်
၂-ပါး အပေါင်းကို။ (ရူပဘုံ အရူပ ဘုံကို။) အပနီတံ၊ ဖယ်ထုတ်အပ်သည်။
ဟောတိ။ [ရူပ သဒ္ဒ စသော ဝတ္ထုကာမသာရှိ၍ ကာမကဏှာကား ရူပ အရူပ
ဘုံ၌ မရှိ။]

[“ဒုဝိဇာပိ သဟိတဿ” နှင့် စပ်၍ စောဒနာကို ပြလိုသောကြောင့် “နနုစ”
စသည် မိန့်။] နနုစ၊ စောဒနာပါဠိအံ။ (ကိံ၊ နည်း။) ဒုဝိဇောပိ၊ သော။
သဟိတော၊ တကွဖြစ်သော ကာမသည်။ ရူပါရူပဓာတုသု၊ တို့၌။ ပဝတ္ထိတံ
နနု၊ ဖြစ်သည်မဟုတ်ပါလော။ (ကသ္မာ၊ နည်း။) ရူပါ ရူပါဝစရ ဓမ္မာနံ၊
ရူပါဝစရ အရူပါဝစရ တရားတို့၏။ ဝတ္ထုကာမတ္တာ၊ ဝတ္ထုကာမတို့၏ အဖြစ်
ကြောင့် လည်းကောင်း။ တဒါရမ္မဏာနံ၊ ထို ရူပါဝစရ အရူပါဝစရ တရား
ဟူသော အာရုံရှိကုန်သော။ ရူပါရူပ ရာဂါနံ၊ ရူပရာဂ အရူပရာဂတို့၏။
ကိလေသကာမ ဘာဝ သိဒ္ဓိတောစ၊ ကိလေသကာမ၏ အဖြစ်၏ ပြီးစီးခြင်း
ကြောင့် လည်းကောင်းတည်း။ ဣတိ၊ သို့။ (နနု စ စောဒေမိ၊ စောဒနာပါ
၏။) တံ၊ ထိုစကားသည်။ န၊ မဟုတ်။ (ကသ္မာ၊ နည်း။) ဗဟလ ကိလေသဿ၊ ထူး
ထဲသော ကိလေသာဖြစ်သော။ ကာမရာဂဿ၊ ကာမရာဂ၏။ ဝါ၊ ကို။ ကိလေသ-
ကာမဘာဝေန၊ ကိလေသကာမ၏ အဖြစ်ဖြင့်။ ဣဓ၊ ဤ ဒုဝိဇော ပေသော
ဟူသောစကားရပ်၌။ သင်္ဂဟိတတ္တာ၊ သိမ်းယူအပ်သည်၏ အဖြစ်ကြောင့်တည်း။
ဝေဉ္စ ကတွာ၊ ဤ အကြောင်းကြောင့်။ ရူပါ ရူပဓာတုသု၊ တို့၌။ ပဝတ္ထိမာနေသု၊
ကုန်သော။ ကာမာဝစရဓမ္မေသု၊ ကာမာဝစရ တရားတို့၌။ နိကန္တိ၊ တပ်နှစ်သက်
ခြင်းကို။ ဣဓ၊ ဤ ဒုဝိဇော ပေသော ဟူသောစကားရပ်၌။ န သင်္ဂဟိတာ၊ မသွင်း

ယူအပ်။ (ကသွာ၊ နည်း။) သုခုမတ္တာ၊ သိမ်မွေ့သည်၏ အဖြစ်ကြောင့်တည်း။
[အဓိပ္ပာယ်ကို အဋ္ဌကထာ ဘာသာဋီကာ၌ အမေး အဖြေ အဖြစ်ဖြင့် ပြထား
ပြီ။]

ဟိ၊ မှန်။ (တနည်း) ဟိ ယသ္မာ။ ဥဒ္ဓါနတော ဒွေ ကာမာတိ၊ ဟူသော
စကားရပ်၌။ သဗ္ဗကာမေ၊ အလုံးစုံသော ကာမတို့ကို။ (ဝတ္ထုကာမ အားလုံး
နှင့်တကွ ဗဟုလ သုခုမ ဖြစ်သော ကိလေသကာမ အားလုံးတို့ကို။) ဥဒ္ဓါသိတာပံ၊
အကျဉ်းချုပ် ပြုပြီး၍လည်း။ ဒုဝိဇော ပေသောတိ ဧတ္ထ၊ ဟူသော စကားရပ်
၌။ တဒေကဒေသဘူတာ၊ ထို ကာမတို့၏ တစိတ်တပိုင်း ဖြစ်၍ဖြစ်ကုန်သော။
အညမညသဟိတတာ ပရိစ္ဆိန္နာ၊ အချင်းချင်း တကွဖြစ်သည်၏ အဖြစ်ဖြင့်
ပိုင်းခြားအပ်ကုန်သော။ ကာမရာဂ တဗ္ဗတ္ထုကမ္မောဝ၊ ကာမရာဂ ထိုကာမရာဂ
၏ တည်ရာ အာရုံဖြစ်သော တရားတို့ကိုသာ။ သင်္ဂဟိတာ၊ ကုန်ပြီ။ ဣတိ၊
ကြောင့်။ (ရူပါရူပ ဓာတုသု၊ တို့၌။ ပဝတ္တမာနေသု ကာမာဝစရဓမ္မေသု
နိကန္တိ ဣမ န သင်္ဂဟိတာ။)

ဝါ၊ တနည်း။ နိရဝသေသော၊ အကြွင်းအကျန်မရှိသော။ ကာမရာဂ-
ကာမတဏှာ။ပ။တဏှာဘေဒေါ၊ ကာမရာဂ, ကာမတဏှာ, ရူပတဏှာ အရူပ-

၁။ အညမည။ပ။ပရိစ္ဆိန္နာ။ ။ဝတ္ထုကာမ ပူရာ၌ ရူပါရုံ စသော ကာမဂုဏ်ငါး
ပါးနှင့် အခြားသော တေဘူမက ဝဋ်တရားတည်း။ ကာမဘုံ၌ ရူပါရုံ စသော ကာမကို
အာရုံပြုသော ကာမတဏှာလည်း ရှိ၏။ အခြားသော အာရုံများကို အာရုံပြုသော ကာမ
တဏှာလည်း ရှိ၏။ ဤသို့ အချင်းချင်း ဝတ္ထုကာမနှင့် ကိလေသကာမတို့ တကွဖြစ်ခြင်း
ကို “အညမည သဟိတတာ” ဟု ဆိုသည်။ ရူပဘုံ၌ကား ရူပ သဒ္ဓဟူသော နှင်းသက်
စရာ အာရုံရှိသော်လည်း ရူပတဏှာ သဒ္ဓတဏှာ ဟူသော ကာမတဏှာကား မရှိ။ ထို့
ကြောင့် အညမညသဟိတတာ မဖြစ်။ ဤနေရာ၌ အညမည သဟိတ အဖြစ်ဖြင့် ပိုင်းခြား
အပ်သော ကာမရာဂ၊ ထို ကာမရာဂ၏တည်ရာ ဝတ္ထုကာမတို့ကိုသာ “ဒုဝိဇောပိ
ကာမော” အရ ယူရသည်။

၂။ နိရဝသေသော ဝါ။ ။ “ဒုဝိဇောပေသော၊ ၂-ပါးလုံးလည်း ဖြစ်သော ဤ
ကာမ” ဟု အဝယဝ သမုစ္စည်းလည်း ဖြစ်နိုင်၊ အများနောက်ထိုင်သောကြောင့် သန္တာ-
ဝနာလည်း ဖြစ်နိုင်သော ပိသဒ္ဓါဖြင့် ဆိုသောကြောင့် “အကြွင်းမရှိသော ကိလေသ-
ကာမကို လည်းကောင်း၊ အများဆုံးဖြစ်နိုင်သော ဝတ္ထုကာမကို လည်းကောင်း ယူထား
သည်” ဟု သိသာ၏။ မှန်၏-ကာမာဝစရဘုံ၌ ရူပ သဒ္ဓ စသည့်အာရုံ ကာမဂုဏ်
ငါးပါး၌ ဖြစ်သော ကာမရာဂ၊ ကြွင်းသော ကာမတရားစုကို အာရုံပြုသော ကာမ-
တဏှာ၊ ရူပ စိတ် စေတသိက်ကို အာရုံပြုသော ရူပတဏှာ၊ အရူပ စိတ် စေတသိက်ကို
အာရုံပြုသော အရူပတဏှာ၊ ဥစ္ဆေဒဒိဋ္ဌိနှင့် တကွဖြစ်သော နိရောဓတဏှာ ဤ
ရာဂတဏှာ အားလုံးကို ကိလေသကာမ ဟု ခေါ်၏။ ထိုကိလေသကာမသည်
ကာမဘုံတွင် အစုံအလင်ရှိ၏။

တဏှာ၊ နိရောဓတဏှာ အပြားရှိသော။ ကိလေသကာမော၊ ကိလေသကာမသည်။ [ကိလေသကာမော၏ ဝိသေသနချည်း ဖြစ်သောကြောင့် “ကာမရာဂ ကာမတဏှာ ။ပ။ဘေဒေါ” ဟု တပုဒ်တည်းရှိရမည်။] ဣဓ၊ ဤ ကာမဘုံ၌။ ပဝတ္တတိ၊ ၏။ ဣတိ၊ ကြောင့်။ အနဝသေသ ပဝတ္တိတံ၊ အကြွင်းအကျန်မရှိသောအားဖြင့် ဖြစ်ခြင်းရှိသည်၏အဖြစ်ကို။ သန္ဓာယ၊ ရှိ။ ဒုဝိဓော ပေသောတိ (သင်္ဂဟကာရေန) ဝုတ္တံ။ စ၊ ဆက်။ ဝတ္ထုကာမောပိ၊ သိသည်လည်း။ ရူပါ ရူပါဝစရဝိပါကမတ္တော၊ ရူပါဝစရဝိပါကံ အရူပါဝစရဝိပါကံမျှ ဖြစ်သော။ အပ္ပကော၊ အနည်းငယ်သည်။ ဣဓ၊ ဤကာမဘုံ၌။ န ပဝတ္တတိ၊ မဖြစ်။ (ဣဓာပိ၌ ပိ-ပိုဟန်တူ၏။) 'တထာပိ၊ ထိုသို့ အနည်းငယ်သော ဝတ္ထုကာမ မဖြစ်ပါသော်လည်း။ ကာမာဝစရဓမ္မာနံ၊ တို့၏။ (ဟိတ်၏သမ္ပန်ထည့်သည်။) ပရိပုဏ္ဏဝတ္ထုကာမတ္တာ၊ ပြည့်စုံသော ဝတ္ထုကာမတို့၏ အဖြစ်ကြောင့်။ ကာမာဝစရဓမ္မာဝ၊ ကာမာဝစရ တရားတို့ကိုသာ။ ဣဓ၊ ဤ ဒုဝိဓော ပေသော ဟူ

၁။ ဝတ္ထုကာမောပိ စ။ ။ [အနဝသေသပဝတ္တိကို ရည်ရွယ်လျှင် ဝတ္ထုကာမ ကား။ တချို့ မဖြစ်သည် မဟုတ်ပါလော၊ အဘယ်နည်းဖြင့် ဝတ္ထုကာမအတွက် အနဝသေသပဝတ္တိဖြစ်ပုံကို မှတ်ရမည်နည်းဟု မေးဖွယ်ရှိသောကြောင့် “ဝတ္ထုကာမောပိ စ” စသည်ကို မိန့်သည်။ “ဝတ္ထုကာမ” ဟု ခေါ်အပ်သော ရူပ သဒ္ဓ စသည် အာရုံ ကာမဂုဏ်နှင့် ကြွင်းသော တေဘူမက ဝဋ်တရားတွင်လည်း ကာမဘုံ၌ ရူပဝိပါကံ အရူပဝိပါကံမျှသာ မရှိပါ။ ကျန်ဝတ္ထုကာမ အားလုံးရှိ၏။ ထို ရူပဝိပါကံ အရူပဝိပါကံများ မရှိသော်လည်း ယေဘုယျနည်းအားဖြင့် (သို့မဟုတ်-သဘောကွဲပြားသော တရား မကျန်တော့သည့် အတွက် ပြည့်စုံသလောက် ဖြစ်နေသော သဒိဿပစာရအားဖြင့်) ဝတ္ထုကာမလည်းပြည့်စုံသည်ပင် မည်နိုင်ပါသည်။ [ယေဘုယျဘာဝတော၊ အနဝသေသော ဝိယ အနဝသေသောတိ ဝါ ဒေတ္ထော ဂဟေတဗ္ဗောတိ ဒေသေန္တော ဝတ္ထုကာမောပိတိ အာဒိမာဟ၊ အနဝသေသသဒိသတာ စေတ္ထ သဘာပတိန္နဿ ကဿစ် အနဝသေသတော။-အနု။]

၂။ တထာပိ။ပ။ဂဟိတာ။ ။ ဤကာမဘုံ၌ ရူပ အရူပ ဝိပါကံမှတစ်ပါး ဝတ္ထုကာမ ဟု ခေါ်ရသော တေဘူမက ဝဋ်တရားသည် ပြည့်စုံစွာရှိပါသော်လည်း ဝတ္ထုကာမ အတွက် ထိုအားလုံးကို မယူပဲ ရူပ သဒ္ဓ စသည်အာရုံ ကာမဂုဏ်ပြည့်စုံသော ကာမာဝစရတရားတို့ကိုသာ (ကာမစိတ် စေတသိက် တို့ကိုသာ) ယူထားသည်။ ဤစကားအရ “အလုံးစုံသော ကိလေသကာမဖြင့်လည်းကောင်း။ ကာမာဝစရ တရားဟူသော ဝတ္ထုကာမတို့ဖြင့်လည်းကောင်း ဤကာမ (၁၁) ဘုံ အရပ်ကို မှတ်သား၍ “ကာမာဝစရဘုံ” ဟု ခေါ်ထားကြောင်းကိုပြသည်။ [ဣဒိနာ ဝိကပ္ပေန သဒ္ဓေန ကိလေသကာမေန ဝတ္ထုကာမောပိ ကာမာဝစရဓမ္မေန စ ဧကာဒသကာမာဝစရပဒေသုပလက္ခဏံ ယုတ္တိတိ ဒေသေတိ။-မရ။]

သောစကားရပ်၌။ ဂဟိတာ၊ ကုန်ပြီ။ ဝေဉ္ဇကတွာ၊ ကြောင့်။ သသတ္တာ-
ဝစရောပမာ၊ သသတ္တာဝစရ ဥပမာသည်။ ယုတ္တာ၊ သင့်သည်။ ဟောတိ။

ရူပပတ္တိယာ မဂ္ဂံ ဘာဝေတိတိ ဧတ္ထ၊ ဤပါ၌ (ရူပါဝစရကုသလ ပဒ
ဘာဇနီ ပါ၌။) ရူပဘဝေါ၊ ရူပဘဝကို။ ဥတ္တရပဒလောပံ၊ ဘဝဟူသော
နောက်ပုဒ်ကို ချေခြင်းကို။ ကတွာ။ ရူပန္တိ၊ ဟူ၍။ ဝုတ္တော (ယထာ)၊ ကဲ့သို့။
ဝေ၊ တူ။ ဣဓာပိ၊ ဤ ကာမာဝစရော ဟူသော ပုဒ်၌လည်း။ ဥတ္တရပဒလောပေါ၊
အဝစရ ဟူသော နောက်ပုဒ်ကို ချေခြင်းကို။ ဒဋ္ဌဗ္ဗော၊ ၏။ ဟိ၊ မှန်။ (တနည်း-
ကသ္မာ ဒဋ္ဌဗ္ဗော။) ဟိ (ယသ္မာ)။ အညထာ၊ ဤသို့ မဟုတ်လျှင်။ (နောက်ပုဒ်
ကို မချေလျှင်။) စိတ္တံ၊ စိတ်ကို။ ကာမာဝစရာဝစရန္တိ၊ ဟူ၍။ ဝုစ္စေယျ၊
ဟောတော်မူအပ်ရာ၏။ ဣတိ၊ ကြောင့်။ (ဥတ္တရပဒလောပေါ ဒဋ္ဌဗ္ဗော။)

[“အာရမ္မဏကရဏဝသေန ဧတ္ထ ကာမော အဝစရတိတိပိ” စသောနည်း
ကို ဖွင့်ပြလို၍ “အာရမ္မဏ” စသည် မိန့်။] အာရမ္မဏကရဏ ဝသေနာတိ
အာဒိကေ၊ အစရှိသော စကားရပ်၌။ ကာမောတိ၊ ကာမော ဟူသောပါ၌ဖြင့်။
သဗ္ဗံ၊ သော။ တဏှံ၊ ကို။ (ဗဟလ၊ သုခမတဏှာ အားလုံးကို။) အာဟ၊
ဆိုပြီ။ တသ္မာ။ ကာမဉ္ဇေသာတိအာဒိ၊ စကားကို။ ဝုတ္တံ၊ ပြီ။

[အပိစ စသည်ဖြင့် တက်သောနည်းကို ဖွင့်ပြလို၍ “ကာမော”စသည်
မိန့်။] ကာမေ အဝစာရေတိတိ ကာမာဝစရန္တိ၊ ဟူ၍။ ဝတ္တဗ္ဗေ၊ ဆိုထိုက်
လျက်။ ဝါ၊ ဆိုလိုလျက်။ စာသဒ္ဓဿ၊ စာသဒ္ဓါ၏။ (စာ၌ အာ၏။) ရဿတ္တံ၊
ရဿ အဖြစ်ကို။ ကတံ၊ ပြီ။

ရူဠိသဒ္ဓေနာတိ၊ ကား။ ဉာဏသမ္ပယုတ္တေသု၊ ဉာဏသမ္ပယုတ် ကုသိုလ်စိတ်
တို့၌။ ရုဠေန၊ တက်ရောက်ထင်ရှားပြီးသော။ သဒ္ဓေန၊ သဒ္ဓါအားဖြင့်။
(“ကုသလမေဝ-ကုသိုလ် မည်သည်သာ” ဟု အဋ္ဌကယာ၌စပ်။) ဝါ၊ တနည်း။

၁။ ဝေဉ္ဇကတွာ။ ပ။ ဝုတ္တော။ ။ လဒ္ဓဂုဏ်ဝါကျတည်း။ [ဝေဉ္ဇကတွာတိ-ကိလေသ
ကာမ ဝတ္ထုကာမာနံ အနဝသေသ ပရိပုဏ္ဏဘာဝေန အဘိလက္ခိတတ္တာတိ အတ္ထော။
-အန။] သသတ္တာဝစရ ကို ဥပမာပြရာ၌ လက်နက်မပါသော အခြား အခြေ ၂-ချောင်း
အခြေ ၄-ချောင်း သတ္တဝါတွေ ရှိနေသော်လည်း လက်နက်ရှိသူ လူတို့ဖြင့် မှတ်သား၍
“သဘတ္တာဝစရ အရပ်” ဟု ခေါ်သကဲ့သို့ ဤကာမဘုံ၌ ရူပါရူပ လောကုတ္တရာ တရား
တွေ ရှိနေသော်လည်း ကိလေသာကာမ ဝတ္ထုကာမ ၂-မျိုးဖြင့် မှတ်သား၍ ဥပလက္ခဏ
နည်းအားဖြင့် ကာမာဝစရဘုံ ဟု ခေါ်သားသည်-ဟူလို။

၂။ ဉာဏသမ္ပယုတ္တေသု ရုဠေန။ ။ ကောသလသမ္ဘူတ အနက်ကြောင့် ဖြစ်သော
ကုသလသဒ္ဓါသည် ဉာဏသမ္ပယုတ် ကုသိုလ်စိတ်တို့၌ တက်ရောက်ထင်ရှားသောအထင်
ရူပသဒ္ဓါတည်း။ ထို အထင်ရူဠိသဒ္ဓါဖြင့် ဉာဏဝိပုယုတ် ကုသိုလ်လည်း ကုသိုလ်ချင်း

ဉာဏသမ္ပယုတ္တေသု၊ တိဉ္စိ။ ပဝတ္တိတော၊ ဖြစ်ပြီး၍။ အနဝဇ္ဇသုခဝိပါကတယ၊ အနဝဇ္ဇ သုခဝိပါက၏ အဖြစ်ဖြင့်။ တံ သဒိသေသု၊ ထို ဉာဏသမ္ပယုတ်နှင့်တူ ကုန်သော။ ဉာဏဝိပုယုတ္တေသု၊ တိဉ္စိ။ ရုဋ္ဌေန၊ တတ်ရောက်စေအပ် တင်စားအပ် သော။ သဒ္ဓေန၊ (အတင်ရူဠိ) သဒ္ဓါအားဖြင့်။ (ကုသလမေဝ။)

အထဝါ၊ ထို့ပြင် တနည်းကား။ ကိဉ္စိ၊ သော။ နိမိတ္တံ၊ သဒ္ဓါဖြစ်ခြင်း၏ အကြောင်းကို။ (သဒ္ဓပ္ပဝတ္တိနိမိတ်ကို။) ဂဟေတော၊ ယူ၍။ (ဗဝတ္တိ-၌ စပ်။) အညသ္မိံ၊ ထိုအနက်မှ အခြားသော။ တံ နိမိတ္တယုတ္တေ၊ ထို သဒ္ဓပ္ပဝတ္တိနိမိတ် နှင့် ယှဉ်သော။ ကံသ္မိဉ္စိဒေဝ၊ တစုံတခုသာလျှင် ဖြစ်သော။ ဝိသယေ၊ ဟောရာဖြစ်သော အနက်ဖြစ်သည်။ သတိပိ၊ လည်း။ သမ္မုတိယာ၊ သမုတ် အပ်သော အမည်၏။ စိရကာလတာဝသေန၊ ကြာမြင့်သောကာလ ရှိသည်၏ အဖြစ်၏အစွမ်းဖြင့်။ နိမိတ္တဝိရဟေပိ၊ သဒ္ဓပ္ပဝတ္တိနိမိတ်မှ ကင်းသော မူလ အနက်၌လည်း။ ပဝတ္တိ၊ ဖြစ်ခြင်းသည်။ ရူဠိ နာမ၊ ရူဠိ မည်၏။ မဟိယံ၊ မြေ၌။ သေတိ၊ အိပ်တတ်၏။ ဣတိ၊ မဟိသော၊ မည်၏။ ဂစ္ဆန္တိ၊ ကုန်၏။

တူသောကြောင့် ကုသလအမည် ရသည်-ဟူလို။ [တေန ရုဋ္ဌေန ကာရဏဘူတေန တံ သဒိသံ ဉာဏဝိပုယုတ္တံပိ ကုသလမေဝါတိ ယောဇနာ။-မရ။]

မှတ်ချက်။ ။ ဤနည်း၌ အစစ်အမှန်အားဖြင့် ကုသလအမည် ရနိုင်သော ဉာဏ သမ္ပယုတ်ကို ဟောရာဝယ် ကုသလသဒ္ဓါကို အထင်ရူဠိသဒ္ဓါ ဟု ဆိုရကား ယခုခေတ် ယူရိုး အဓိပ္ပာယ်မျိုးမဟုတ်ပါ။ ယခုခေတ်၌ကား အစစ်အမှန်အနက်မှ အခြားအနက်ကို ဟောရာ၌သာ ရူဠိ ဟု ဆိုသည်။

၁။ ဉာဏသမ္ပယုတ္တေသု ဝါ။ ။ ကောသလ္လသမ္ဘူတ အနက်ရှိသော ကုသလသဒ္ဓါ ကို ဉာဏသမ္ပယုတ်တို့၌ ရှေးဦးစွာ မုချတ္ထ (အစစ်အမှန်အနက်) အားဖြင့် ဖြစ်စေ၍ ထို့နောက် ဉာဏဝိပုယုတ်တို့၌လည်း အနဝဇ္ဇ သုခဝိပါကချင်း တူသောကြောင့် တင် စားအပ်သော သဒိသုပစာ ရူဠိသဒ္ဓါဖြင့်-ဟူလို။ တင်စားအပ်သောကြောင့် ဤရူဠိကို “အတင်ရူဠိ” ဟု ခေါ်သည်။ ဤနည်းကား ယခုခေတ် ယူရိုးနည်းတည်း။

၂။ အထဝါ။ ။ ဤနည်း၌ အထင်-အတွင် ၂-မျိုးရသော ရူဠိတည်း။ ကိဉ္စိ နိမိတ္တံ ဂဟေတော-မြေ၌အိပ်ခြင်းကို အကြောင်းပဝတ္တိနိမိတ်ပြု၍ ကျွန်ုပ် “မဟိသော” ဟု ခေါ် တားရာ၌ သတိပိ။ ပ။ ဝိသယေ - မြေ၌အိပ်ခြင်းဟူသော ပဝတ္တိနိမိတ်ရှိသော “ဆင်” စသော အခြား သတ္တဝါခြံမြံ ရှိသော်လည်း မြေ၌အိပ်ခြင်းကြိယာက ကျွန်ုပ်သာထင်ရှား သောကြောင့် အထင်ရူဠိအားဖြင့် ကျွန်ုပ် “မဟိသ” ဟု ခေါ်ရသည်။

၃။ နိမိတ္တဝိရဟေပိ ပဝတ္တိ။ ။ ထိုကျွန်ုပ် မြေ၌မအိပ်ပဲ သွားနေသောအခါ ထို နိမိတ်မှကင်းသော်လည်း မဟိသ နာမည်၏ ကျွန်ုပ်တို့အဝယ် ကြာမြင့်စွာသောကာလက ဖြစ်နေခြင်း (နာမည်တွင်နေခြင်း) ကြောင့် အတွင်ရူဠိအားဖြင့်လည်း မဟိသောသည် ရူဠိသဒ္ဓါ ဖြစ်ပြန်၏။ သွားခြင်းကြိယာကို အကြောင်း ပဝတ္တိနိမိတ် ပြု၍ ဖြစ်သော ဝေါသဒ္ဓါ၏ ရူဠိဖြစ်ပုံလည်း နည်းတူ။

ဣတိ။ ဂါဝေါ၊ ဂေါတိ မည်၏။ ဣတိ၊ ဤ ဥဒါဟရုဏ်တို့၌။ (ရုဇ္ဈိဘာဝေါ၊ ကိံ။ ဝေဒိတဗ္ဗော) ယထာ။ ဝေံ၊ တူ။ ကုသလသဒ္ဓဿပိ၊ ၎်၏လည်း။ ရုဇ္ဈိဘာဝေါ ဝေဒိတဗ္ဗော။

ပညာနိဒ္ဒေသေ၊ ပညာနိဒ္ဒေသ၌။ ကောသလ္လန္တိ၊ ဟူ၍။ အဘိဓမ္မေ၊ အဘိဓမ္မာ ပါဠိတော်၌။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ တဿ စ၊ ထို ကောသလ္လ ၎်၏လည်း။ ဘာဝေါ၊ ရှိခြင်းကြောင့်။ (ဉာဏသမ္ပယုတ် ကုသိုလ်စိတ်၌ သဒ္ဓပ္ပဝတ္တိ နိမိတ်အဖြစ်ဖြင့် ရှိခြင်းကြောင့်။) ကုသလသဒ္ဓပ္ပဝတ္တိ၊ ကုသလ-သဒ္ဓါ၏ ဖြစ်ခြင်းသည်။ (ဟောတိ၊ ၎်။) ဣတိ၊ ကြောင့်။ (ထိုသို့ အဘိဓမ္မာ၌ “ကောသလ္လ” ဟု ဟောတော်မူခြင်း၊ ထို ကောသလ္လကြောင့် ကုသလသဒ္ဓါ ဖြစ်ခြင်းကြောင့်။) ကောသလ္လယောဂါ ကုသလန္တိ၊ ကောသလ္လယောဂါ ကုသလံ ဟူသော။ အယံ၊ ဤ ပရိယာယ်သည်။ အဘိဓမ္မပရိယာယော၊ အဘိဓမ္မာ ဒေသနာနည်းသည်။ ဟောတိ။ ကုသလန္တိ၊ ပုဒ်ဖြင့်။ ကုသလဘာဝံ၊ ကုသိုလ်၏အဖြစ်ကို။ အာဟ၊ ပြီ။ [ကုသလံ၌ ဘာဝပုဓာန-ဘာဝလောပကြံပါ-ဟူလို။]

ဝိပါကာဒိနံ၊ ဝိပါကံ အစရှိသည်တို့၏။ (အာဒိဖြင့် ကြိယာကိုယူ။) အဝဇ္ဇပဋိပက္ခတာ၊ အပြစ်၏ ဆန့်ကျင်ဘက်၏ အဖြစ်သည်။ (“ဝဇ္ဇမေဝ အဝဇ္ဇံ” ဟူပြု၊ “သာဝဇ္ဇ” ဟု ရှိလျှင် ကောင်း၏။) နတ္ထိံ၊ ဣတိ၊ ကြောင့်။ ကုသလမေဝ၊ ကုသိုလ်ကိုသာ။ အနဝဇ္ဇလက္ခဏံ၊ အနဝဇ္ဇလက္ခဏာရှိ၏ ဟူ၍။ ဝုတ္တံ၊ အနဝဇ္ဇလက္ခဏမေဝါတိ (ဧတ္ထ)၊ ဟူသော ဤပါဌ်၌။ သုခဝိပါကဘာဝဿ၊ သုခဝိပါက အဖြစ်၏။ လက္ခဏဘာဝနိဝါရဏတ္ထံ၊ လက္ခဏာ၏ အဖြစ်ကို တားမြစ်ခြင်း အကျိုးငှာ။ အဝဇ္ဇာရဏံ၊ ဝေ သဒ္ဓါကို။ ကတံ၊ ပြီ။ တံ နိဝါရဏဉ္စ၊ ထိုသုခဝိပါကကို တားမြစ်ခြင်းကိုလည်း။ တဿ၊ ထို သုခဝိပါက၏။ ပစ္စု

၁။ ဝေံ ကုသလသဒ္ဓဿပိ။ ၎်။ ကုသလသဒ္ဓါလည်း ကောသလ္လသမ္ဘူတကြောင့် ဉာဏသမ္ပယုတ်ကုသိုလ်၌ ထင်ရှားပြီးသော အထင်ရုဇ္ဈိသဒ္ဓါ ဖြစ်ရကား ကောသလ္လ သမ္ဘူတဖြစ်သော ဉာဏသမ္ပယုတ် ဝိပါကံ ကြိယာတို့၌ ကုသလအမည် မရတော့။ ဉာဏဝိပဿနာ ကုသိုလ်ဖြစ်သောအခါလည်း ဉာဏသမ္ပယုတ်တုန်းက တွင်နေသော အတွင် ရုဇ္ဈိအားဖြင့် “ကုသလ” ဟုပင် ခေါ်ရသည်-ဟူလို။

၂။ ပညာနိဒ္ဒေသေ။ ပ။ ဟောတိ ၎်။ အဘိဓမ္မာ၌ ကောသလ္လသမ္ဘူတ အနက် မပါ ပါတကား၊ ...အဘယံကြောင့် ကောသလ္လသမ္ဘူတ အနက်၌ ကုသလ-သဒ္ဓါကို အဘိဓမ္မ ပရိယာယ ဟု ဆိုရသနည်းဟု ဝေဒိယရှိသောကြောင့် “ပညာနိဒ္ဒေသေ” စသည်ကို မိန့်။ အဘိဓမ္မာပါဠိတော်ဝယ် “ပညာ ဟောတိ” ဟူသော ဥဒ္ဓေသ၏ ပဒဘာဇနီ၌ “ကောသလ္လ” ဟု ပါရှိ၏။ ထို ကောသလ္လ (ဉာဏ) ကြောင့် ကုသလဟူသော အမည်ဖြစ်၏။ တို့ကြောင့် ကောသလ္လသမ္ဘူတတ္ထကုသလကို အဘိဓမ္မပရိယာယ ဟု ဆိုသည်-ဟူလို။

ပဋ္ဌာနတံ၊ ပစ္စုပဋ္ဌာန်၏ အဖြစ်ကို။ ဝတ္ထုကာမတာယ၊ ဆိုလိုသည်၏ အဖြစ်ကြောင့်။ ကတံ၊ ပြီ။ သမ္ပတ္တိအတ္ထေန၊ သမ္ပတ္တိ အနက်ရှိသော။ ရသေန၊ ရသအားဖြင့်။ ဝေါဒါနဘာဝရသံ၊ ဖြူစင်သည်၏ အဖြစ်ဟူသော ရသရှိ၏။ ဖလဋ္ဌေန၊ အကျိုးအနက်ရှိသော။ ပစ္စုပဋ္ဌာနေန၊ ပစ္စုပဋ္ဌာန် အားဖြင့်။ ဣဋ္ဌဝိပါက ပစ္စုပဋ္ဌာနံ၊ ဣဋ္ဌဝိပါကဟူသော ပစ္စုပဋ္ဌာန်ရှိ၏။

သဘာဝေါ၊ သဘာဝဟူသည်။ ကက္ခဋ္ဌာဒိဖုသနာဒိကော၊ ကက္ခဋ္ဌ အစရှိ၊ ဖုသန အစရှိသော။ အသာဓာရဏော၊ အခြားတရားတို့နှင့် မဆက်ဆံသော သဘောတည်း။ (ကက္ခဋ္ဌာဒိဖြင့် ရုပ်အားလုံးကိုပြု၍၊ ဖုသနာဒိဖြင့် နာမ်အားလုံးကို ပြသည်။) သာမညံ၊ သာမည ဟူသည်။ သာဓာရဏော၊ အခြားတရားတို့နှင့် ဆက်ဆံသော။ အနိစ္စာဒိဘာဝေါ၊ အနိစ္စ အစရှိသည်တို့၏ အဖြစ်တည်း။ [အခြားနေရာ၌ လက္ခဏာကို “အနိစ္စဟာ” ဟု ဆို၏။ ထို့ကြောင့် “အနိစ္စာဒိဘာဝေါ” ဟု ရှိသင့်၏။ ယခုစာအုပ်များ၌ “အနိစ္စာဒိသဘာဝေါ” ဟု ရှိသည်ကို စဉ်းစားသင့်၏။]

စ၊ ဆက်။ ဣဓ၊ ဤ လက္ခဏ စသည်ကို ပြရာ၌၊ ကုသလလက္ခဏံ၊ ကုသိုလ်၏ လက္ခဏာကို။ [အနုဝဇ္ဇသုခဝိပါက လက္ခဏာကို လည်းကောင်း၊ နောက်တနည်း အလိုအားဖြင့် အနုဝဇ္ဇလက္ခဏာကိုသာလည်းကောင်း ရည်ရွယ်၍ “ကုသလလက္ခဏံ” ဟု ဆိုသည်။] သဗ္ဗကုသလသာဓာရဏသဘာဝတ္တာ၊ အလုံးစုံသော ကုသိုလ်နှင့် ဆက်ဆံသော သဘော၏အဖြစ်ကြောင့်။ သာမညံ၊ သာမညလက္ခဏာ ဟူ၍။ ဒဋ္ဌဗ္ဗံ၊ ၏။ ဝါ၊ တနည်း။ အကုသလာဒိဟိ၊ တို့နှင့်။ အသာဓာရဏတာယ၊ ကြောင့်။ သဘာဝေါ၊ သဘာဝလက္ခဏာ ဟူ၍။ (ဒဋ္ဌဗ္ဗံ။) ဥပဋ္ဌာနာကာရောတိ၊ ကား။ ဝဟေတဗ္ဗဟာဝေန၊ ဉာဏ်ဖြင့် ယူထိုက်သည်၏ အဖြစ်ကြောင့်။ ဉာဏဿ၊ အား။ ဥပဋ္ဌဟနာကာရော၊ ထင်လာသော အခြင်းအရာတည်း။ ဖလံ ပန၊ အကျိုးသည်ကား။ အတ္တနော၊ မိမိ၏။ ကာရဏံ၊ အကြောင်းကို။ ပဋိစ္စံ၊ စွဲ၍။ တပုဋိဗိမ္ဗဟာဝေန၊ ထို အကြောင်း၏ အတူ၏ အဖြစ်ဖြင့်။ ဝါ၊ ထိုအကြောင်းနှင့် တူသည်၏ အဖြစ်ဖြင့်။ (ဥပဋ္ဌာတိ၊ ကပ်၍ တည်တတ်၏။) ဝါ၊ တနည်း။ ပဋိမုခံ၊ အကြောင်းသို့ ရှေးရှု။ ဥပဋ္ဌာတိ၊ တည်နေတတ်၏။ ဣတိ၊ ကြောင့်။ ပစ္စုပဋ္ဌာနံ၊ န မည်၏။ [“ဥပဋ္ဌာတိတိ ဥပဋ္ဌာနံ၊ ပဋိစ္စံ+ဥပဋ္ဌာနံ ပစ္စုပဋ္ဌာနံ၊ (တနည်း) ပဋိမုခံ+ဥပဋ္ဌာနံ ပစ္စုပဋ္ဌာနံ” ဟု ပြု။]

ဝိဇာနာတိတိ၊ ဟူသောပါဌ်ဖြင့်။ သညာပညာကိစ္စဝိသိဋ္ဌံ၊ သညာ၏ သညာနန ကိစ္စ၊ ပညာ၏ ပဇာနနကိစ္စမှ ထူးခြားသော။ ဝိသယဂ္ဂဟဏံ၊ အာရုံကို ယူခြင်း

ကိစ္စကို။ အာဟ၊ ပြီ။ သဗ္ဗစိတ္တသာဓာရဏတ္တာ၊ အလုံးစုံသော စိတ်ဟူ၍နှင့် ဆက်ဆံသည်၏အဖြစ်ကြောင့်။ (စိတ္တံဟူသော ဤသဒ္ဒါက အလုံးစုံသောစိတ်ကို ဟောနိုင်သောကြောင့်။) ယတ္ထ ယတ္ထ၊ အကြင်အကြင် စိတ်၌။ ယထာ ယထာ၊ အကြင်အကြင် အခြင်းအရာအားဖြင့်။ အတ္ထော၊ အနက်ကို။ လဗ္ဘတိ၊ ၏။ တတ္ထ တတ္ထ၊ ထိုထို စိတ်၌။ တထာ တထာ၊ ထိုထို အခြင်းအရာအားဖြင့်။ (အတ္ထော၊ ကို။) ဂဟေတဗ္ဗော၊ ၏။ ဣတိ ဤသို့ နှလုံးသွင်း၍။ (ဝုတ္တံ-၌ စပ်။)

ယံ၊ အကြင် လောကီကုသိုလ် အကုသိုလ် ကြိယာစိတ်သည်။ အာသေဝန ပစ္စယဘာဝေန၊ အာသေဝနပစ္စည်း၏ အဖြစ်ဖြင့်။ စိနောတိ၊ စိတ်၏။ ယဉ္ဇ၊ အကြင် ဝိပါကံစိတ်ကိုလည်း။ ကမ္မုနာ၊ ကံသည်။ အဘိသင်္ခတတ္တာ၊ ပြုစီမံအပ်သည်၏ အဖြစ်ကြောင့်။ စိတံ၊ စိအပ်၏။ တံ၊ ထိုစိတ်ကို။ တထာ၊ ထို အခြင်းအရာအားဖြင့်။ စိတ္တန္တိ၊ ဟူ၍။ (သင်္ဂဟကာရေန) ဝုတ္တံ။ 'ပန၊ ဆက်။ ယံ၊ အကြင်စိတ်သည်။ တထာ၊ ထို အခြင်းအရာအားဖြင့်။ န ဟောတိ၊ မဖြစ်။ ပရိတ္တကိရိယဒ္ဓယံ၊ ကာမကြိယာ ၂-ပါးအပေါင်းလည်းဖြစ်သော။ အန္တိမဇဝနဉ္စ၊ အဆုံးဇောလည်းဖြစ်သော။ တံ၊ ထို စိတ်ကို။ ဝါ၊ သည်။ လဗ္ဘမာနစိန္တနဝိစိတ္တတာဒိဝသေန၊ ရအပ်သော စိန္တနအနက်၊ ဝိစိတ္တတာအနက် အစရှိသည်တို့၏ အစွမ်းဖြင့်။ စိတ္တံ၊ စိတ္တမည်၏။ ဣတိ ဝေဒိတဗ္ဗံ။ ဟသိတုပ္ပါဒေါ ပန'၊ သည်

၁။ သဗ္ဗစိတ္တံ။ပ။ဝုတ္တံ။ ။“အာရမ္မဏံ စိန္တေတီတိ စိတ္တံ” ဟူသော ပထမနည်းကိုသာ ဆိုသင့်သည် မဟုတ်ပါလော၊ အဘယ့်ကြောင့် “စိနောတီတိ စိတ္တံ၊ စိတန္တိ စိတ္တံ” ဟူသော ဒုတိယ-တတိယနည်းတို့ကို ဆိုရပါသနည်း-ဟု မေးဖွယ်ရှိသောကြောင့် “သဗ္ဗစိတ္တသာဓာရဏတ္တာ” စသည်မိန့်။ အဓိပ္ပာယ်မှာ ပါဠိလျှောက်အတိုင်း သိသာပြီ။ [ဂဟေတဗ္ဗောတိနောက်၌ ရှေးစာအုပ်များဝယ် ဝါသဒ္ဓါ ပါသည်ကား အပိုသာတည်း။ ဣတိကိုလည်း ဝုတ္တံ-၌ စပ်ရမည်ဖြစ်သောကြောင့် လို ဣတိနောက်၌ ပိုမရှိသင့်။]

၂။ ယံ ပန။ပ။ဝေဒိတဗ္ဗံ။ ။ဇောကိစ္စမတပ်သော အာဝဇ္ဇန်းဋ္ဌေးဟူသော ကြိယာနှင့် သတ္တမဇော စသော နောက်ဆုံးဇောတို့သည် အာသေဝနသတ္တိဖြင့်လည်း မစိတ်တံ၊ ကံ-ကလည်း မပြု မစီအပ်သောကြောင့် အဘယ်နည်းဖြင့် စိတ္တမည်သနည်း-ဟု မေးဖွယ်ရှိသောကြောင့် “ယံ ပန” စသည်မိန့်။ ထိုစိတ်ဘို့သည် “အာရမ္မဏံ စိန္တေတီ” အရ စိန္တနကြိယာကြောင့် လည်းကောင်း၊ နောက်၌လာမည့် စိတ္တတာယအတွက် ဝိစိတ္တအနက်ကြောင့် လည်းကောင်း၊ စိတ္တကရဏ အနက်ကြောင့် လည်းကောင်း စိတ္တအမည် ရနိုင်ပါသည်-ဟုလို။

၃။ ဟသိတုပ္ပါဒေါ ပန။ ။ပရိတ္တကြိယာ ဟူသော အာဝဇ္ဇန်းဋ္ဌေး အတွက် အကြောင်းပြု၍ သိရပါပြီ။ ဟသိတုပ္ပါဒ်ကို အဘယ်သို့ မှတ်ရမည်နည်း-ဟု မေးဖွယ်ရှိ

ကား။ အညုဇဝနဂတိကောဝ၊ အခြားဇော၏ ဖြစ်ခြင်းနှင့်တူသော ဖြစ်ခြင်း ရှိသည်သာ။ ဝါ၊ အခြားဇောနှင့် အလားတူသည်သာ။

စိတ္တာနံ ပနာတိ (ပဒဿ)၊ ၎င်း။ ဝိစိတြာနံ၊ ဆန်းကြယ်သော စိတ်တို့၏။ ဣတိ အတ္ထော။ ဟိ၊ မှန်။ တဒန္တောဂဓတ္တာ၊ ထို ဆန်းကြယ်သော စိတ်တို့၌ ပါဝင်သည်၏ အဖြစ်ကြောင့်။ သမုဒါယဝေါဟာရေန၊ အပေါင်း၏ စိတ္တ ဟူသော ဝေါဟာရဖြင့်။ အဝယဝေါပိ၊ အစိတ်ဖြစ်သော စိတ်ကိုလည်း။ စိတ္တန္တိ၊ ဟူ၍။ ဝုစ္စတိ၊ ဆိုအပ် ဆိုနိုင်၏။ ပဗ္ဗတ။ပ။ဒေသေသု၊ တောင် တစိတ်၊ မြစ်တစိတ်၊ သမုဒ္ဒရာ တစိတ် အစရှိသော အစိတ်တို့ကို။ ဒိဋ္ဌေသု၊ မြင်အပ်ပြီးကုန်သော်။ ပဗ္ဗတာဒယော၊ တို့ကို။ (မယာ၊ သည်။) ဒိဋ္ဌာ၊ မြင် အပ်ကုန်ပြီ။ ဣတိ၊ သို့။ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။ ဣတိ ယထာ၊ ဤ ဥဒါဟ ရုဏ်ကဲ့သို့တည်း။

စရဏံ နာမ၊ စရဏ မည်သည်ကား။ ဂဟေတွာ၊ သွားလေရာရာယူ၍။ စရိတဗ္ဗစိတ္တပဋ္ဌော၊ လှည့်လည်ထိုက်သော ဆန်းကြယ်သော ပန်းချီအဝတ်တည်း။ ရူပါနိတိ၊ ကား။ ဗိမ္ဗာနိ၊ အရုပ်တို့ကို။ (ကာတဗ္ဗာနိ-၌ စပ်။)

အဇ္ဈတ္တိကံတိ၊ ဟူသောပါဌ်ဖြင့်။ ဣန္ဒြိယဗဒ္ဓံ၊ ဣန္ဒြိယဗဒ္ဓ ဖြစ်သော အတ္တ ဘောကို။ ဝဒတိ၊ ဆို၏။...စိတ္တကတမေဝါတိ၊ စကားကို။ စိတ္တဿ၊ စိတ်၏။ မူလကာရဏတံ၊ မူလအကြောင်း၏ အဖြစ်ကို။ ဝါ၊ အကြောင်းရင်း၏ အဖြစ် ကို။ သန္ဓာယ ဝုတ္တံ၊ [ကံက ပြုစီမံအပ်သောကြောင့် ကံသည် အကြောင်းဖြစ် သော်လည်း ထိုကံ၏ အကြောင်းကိုရှာလျှင် စိတ်ကိုတွေ့ရသည်။ ထို့ကြောင့် စိတ်သည် ဂတိ-စသည်တို့ ဆန်းကြယ်ဖို့ရာ မူလအကြောင်းဖြစ်၍ “စိတ္တဿ မူလ ကာရဏတံ”ဟု ဆိုအပ်ပါသည် ဟူလို။] ဟိ၊ မှန်။ (တနည်း-ကသွာ ဝိညာ ယတိ၊) ဟိ(ယသွာ)။ ဧတံ စိတ္တံ၊ ဤစိတ်သည်။ ကမ္မဿ၊ ကံ၏။ ကာရဏံ၊ အကြောင်းတည်း။ ဣတိ၊ ကြောင့်။ (စိတ္တကတမေဝါတိ၊ ကို။ စိတ္တဿ မူလ ကာရဏတံ သန္ဓာယ ဝုတ္တံ၊ ဣတိ ဝိညာယတိ။) ပန၊ ဆက်။ တံ အတ္တံ၊ ထို အနက်ကို။ (စိတ်၏ မူလအကြောင်း၏ အဖြစ်ဟူသော အနက်ကို။)ဝိဘာဝေတုံ၊ ထင်စွာဖြစ်စေခြင်းငှာ။ ကာယကမ္မာဒိဘောဒန္တိအာဒိံ၊ ကို။ အာဟ။

လိင်္ဂနာနတ္တန္တိ၊ ကား။ သဏ္ဌာနနာနတ္တံ၊ လက်ခြေစသော ပုံသဏ္ဌာန်၏ ကွဲပြားသည်၏အဖြစ်သည်။ (ဟောတိ။) ဝါ၊ တနည်း။ ဘိန္န။ပ။ဝတော၊ ကွဲပြားသော ပုံသဏ္ဌာန်ရှိသော အင်္ဂါကြီးငယ်ရှိသော။သရီရဿ၊ကိုယ်၏။ နာ-

သောကြောင့် “ဟသိဟုပ္ပါဒေါ ပန” စသည်မိန့်။ အခြားဇောကဲ့သို့ မိမိကိုယ်ကို မိမိ ဘာသာ ဇော ၇-မျိုး စသည်ဖြင့် စိတ်တစ်ပါသည်-ဟူလို။

နတ္တံ(ဟောတိ)။ ဝေါဟာရဝသေန၊ အခေါ်အဝေါ်၏ အစွမ်းဖြင့်။ ဣတ္ထိ ပုရိသာဒိဘာဝေန၊ မိန်းမ ယောက်ျား အစရှိသည်တို့၏ အဖြစ်ဖြင့်။ (မိန်းမ ယောက်ျား စသောအမည်ဖြင့်။) ဝေါဟာရိတဗ္ဗေသု၊ ခေါ်ဝေါ်ထိုက်သော ဖြစ်တို့၌။ ပတ္တနာဝိသေသာ၊ တောင့်တခြင်း အထူးတို့သည်။ (“ဣတ္ထိ ဘဝ-ယျာမံ” စသော တောင့်တခြင်းအထူးတို့သည်။) ဥပုဇ္ဇန္တိ။ ကုန်၏။ တတော၊ ထိုသို့ ပတ္တနာဝိသေသ ဖြစ်ခြင်းကြောင့်။ ကမ္မဝိသေသာ၊ ပစ္စုပ္ပန် ကံအထူးတို့ သည်။ (ဥပုဇ္ဇန္တိ။) ဝေ၊ လျှင်။ ဣဒံ ကမ္မနာနတ္တံ၊ ဤပစ္စုပ္ပန်ကံ၏ ကွဲပြားသည် ၏အဖြစ်သည်။ ဝေါဟာရနာနတ္တတော၊ ကြောင့်။ ဟောတိ၊ ၏။ ...အပါဒက ။ပ။ ဝေမာဒိသု၊ တို့၌။ အာဒိသဒ္ဓေဟိ၊ ၄-ခုသော အာဒိသဒ္ဓါတို့ဖြင့်။ ဂတိယာ၊ ဂတိ၌လည်းကောင်း။ ဥပပတ္တိယာ၊ ကံကြောင့်ဖြစ်သော ဥပပတ္တိဘဝ၌လည်း ကောင်း။ အတ္တဘာဝေ၊ အတ္တဘော၌လည်းကောင်း။ လောကဓမ္မေသု၊ လောကဓံ တို့၌လည်းကောင်း။ သုတ္တာဂတာနိ၊ သာဓက သုတ်၌ လာကုန်သော။ နာနာ- ကရဏာနိ၊ အသီးအခြားပြုကြောင်း အထူးတို့ကို။ သင်္ဂဏာတိ၊ သိမ်းယူ၏။

ကမ္မနာနတ္တာဒိဝသေနာတိ ဧတ္ထ၊ ဟူသော ဤပါဌ်၌။ (“ကမ္မနာနတ္တပုထုတ္တ ပဘေဒဝတ္ထာနဝသေန” ဟူသော အဋ္ဌကထာပါဌ်ကို “ကမ္မနာနတ္တာဒိဝသေ- နာတိ” ဟု ချိုး၍ ဆိုထားသည်။) ကုသလာကုသလဝသေန၊ ကုသိုလ်ကံ အကု သိုလ်ကံတို့၏ အစွမ်းဖြင့်။ ကမ္မနာနတ္တံ၊ ကမ္မနာနတ္တကို။ ဝေဒိတဗ္ဗံ၊ ဟိ၊ မှန်။ (တနည်း-ကသွာ ကုသလာကုသလဝသေန ကမ္မနာနတ္တံ။ ဝေဒိတဗ္ဗံ၊ နည်း။) ဟိ (ယသ္မာ)။ ဝိသဒိသသဘာဝတာ၊ မတူသော သဘောရှိသည်၏ အဖြစ်သည်။ နာနတ္တံ၊ ထူးသည်၏ အဖြစ်တည်း။ ဣတိ၊ ကြောင့်။ (ကုသလာကုသလဝသေန ။ပ။ ဝေဒိတဗ္ဗံ။) ကုသလကမ္မဿ၊ ၏။ ဒါနာဒိဝသေန၊ ဒါန အစရှိသည်တို့၏ အစွမ်းဖြင့်လည်းကောင်း။ ကာယသုစရိတာဒိဘာဝေန စ၊ ဖြင့်လည်းကောင်း။ ပုထုတ္တံ၊ များသည်၏ အဖြစ်ကို။ (ဝေဒိတဗ္ဗံ။) အကုဘာလကမ္မဿ စ၊ ၏လည်း ကောင်း။ မဇ္ဈိရိယာဒိဟိ၊ တို့ဖြင့်လည်းကောင်း။ ကာယဒုစရိတာဒိဟိ စ၊ တို့ဖြင့် လည်းကောင်း။ ပုထုတ္တံ (ဝေဒိတဗ္ဗံ)။ ဟိ၊ မှန်။ (တနည်း-ကသွာ ကုသလကမ္မဿ ။ပ။ ပုထုတ္တံ။ ဝေဒိတဗ္ဗံ၊ သနည်း။) ဟိ (ယသ္မာ)။ ဗဟုပ္ပကာရတာ၊ များ သောအပြာ ရှိသည်၏ အဖြစ်သည်။ ပုထုတ္တံ၊ ပုထုတ္တ တည်း။ ဣတိ၊ ကြောင့်။ (ကုသလကမ္မဿ ။ပ။ ဝေဒိတဗ္ဗံ။)

အနုဒါနာဒိဝသေန၊ ထမင်းအလှ အစရှိသည်တို့၏ အစွမ်းဖြင့်။ (အာဒိဖြင့် ပါနဒါန စသော ကျန် ၉-ပါးတို့ကို ယူ။) ဒါနာဒိနံ၊ တို့၏လည်းကောင်း။ ပါဏာတိပါတဝိရတိအာဒိဝသေန၊ ဖြင့်။ ကာယသုစရိတာဒိနံ၊ တို့၏လည်း ကောင်း။ အာဝါသမစ္ဆရိယာဒိဝသေန၊ အာဝါသမစ္ဆရိယ အစရှိသည်တို့၏

အစွမ်းဖြင့်။ မစ္ဆရိယာဒီနံ၊ တို့၏လည်းကောင်း။ ပါဏာတိပါတာဒီဝသေန၊ ဖြင့်။ ကာယဒုစ္စရိတာဒီနဉ္စ၊ တို့၏လည်းကောင်း။ ပဘောဒေါ၊ ဟခုတခုသောအစု၏ ကွဲပြားခြင်းကို။ (ဝေဒိတဗျော၊ ကသ္မာ အန္ဓဒါနာဒီဝသေန။ ပ။ ဝေဒိတဗျော။) ဟိ(ယသ္မာ)။ ဧကေကဿ၊ တခုတခုသော။ *ပကာရဿ၊ အမျိုးအစား၏။ ဘေဒေါ၊ အပြားသည်။ ပဘောဒေါ၊ ပဘောဒတည်း။ ဣဘိ၊ ကြောင့်။ (အန္ဓဒါ-နာဒီဝသေန။ ပ။ ဝေဒိတဗျော။) [သစ်ကိုင်း အခက်မကြီးမှ အခက်ငယ်တွေ ဖြာ၍ ကွဲပြားခြင်းမျိုးကို “ပဘောဒ” ဟု ဆိုသည်။]

တထာ တထာ၊ ထိုထိုကုသိုလ်၊ အကုသိုလ်၊ ဒါန၊ မစ္ဆရိယ စသော အခြင်း အရာအားဖြင့်။ (ကုသလာကုသလဝသေန စသည်ကို ကြည့်၍ ပေးသည်။) ဝဝတ္ထိတတာ၊ အသီးအသီး ပိုင်းခြား၍ ထားအပ်ကုန်သည်၏ အဖြစ်သည်။ နိစ္ဆိတတာ၊ ဆုံးဖြတ်အပ်ကုန်သည်၏ အဖြစ်သည်။ နာနတ္တာဒီနံ၊ နာနတ္တ အစ ရှိသည်တို့ကို။ (အာဒိဖြင့် ပုထုတ္တ၊ ပဘောဒတို့ကို ယူ။) ဝဝတ္ထာနံ၊ အသီးအသီး ပိုင်းခြားသတ်မှတ် ဆုံးဖြတ်ခြင်းမည်၏။ ဧတေနုပါယေန၊ ဖြင့်။ လိင်္ဂနာနတ္တာ-ဒီနံ၊ လိင်္ဂနာနတ္တ အစရှိသည်တို့ကို။ ဝေဒိတဗ္ဗာနိ၊ ဟိ၊ မှန်။ (ယနည်း-ကသ္မာ ဧတေနုပါယေန။ ပ။ ဝေဒိတဗ္ဗာနိ) ဟိ ယသ္မာ။ ကမ္မနာနတ္တာဒိဟိ၊ တို့ကြောင့်။ တာနိ၊ ထို လိင်္ဂနာနတ္တ အစရှိသည်တို့သည်။ နိဗ္ဗတ္တာနိ၊ ဖြစ်ရကုန်၏။ ဣတိ၊ ကြောင့်။ (ဧတေနုပါယေန။ ပ။ ဝေဒိတဗ္ဗာနိ။)

ပစ္စုပ္ပန္နဿ၊ ပစ္စုပ္ပန်ဖြစ်သော။ လိင်္ဂဿ၊ အသွင်သဏ္ဍာန်၏။ ကမ္မတော၊ အတိတ်ကံကြောင့်။ ပဝတ္ထိံ၊ ဖြစ်ပုံကိုလည်းကောင်း။ တဒန္တကမေန၊ ထိုအစဉ် အားဖြင့်။ ပစ္စုပ္ပန္နကမ္မဿ၊ ၏။ နိပ္ပတ္တိဉ္စ၊ ပြီးစီးပုံကိုလည်းကောင်း။ ဒဿေတွာ၊ ပြုပြီး၍။ တတော၊ ထို ပစ္စုပ္ပန်ကံကြောင့်။ အနာဂတ။ ပ။ ဒဿနေန၊ အနာဂတ်ဖြစ်သော လိင်္ဂနာနတ္တ အစရှိသည်တို့၏ ပြီးစီးပုံကို ပြခြင်းဖြင့်။ သံသာရံ၊ သံသရာကို။ သဋ္ဌေန္ဓော၊ ဆက်စပ်တော်မူလိုသည်။ (ဟုတွာ။) ကမ္မနာနာကရဏံ ပဋိစ္စတိအာဒိံ၊ ကို။ အာဟ။ [ပဋိစ္စသမုပ္ပါဒ် အင်္ဂါတို့ကို ပြလို၍ ဝတ္ထု စသည်မိန့်။] တတ္ထ၊ ထို ကမ္မ လိင်္ဂ စသည်တို့တွင်။ ပုရိမေန၊ ရှေ့ဖြစ်သော။ ကမ္မ ဝစနေန၊ ကမ္မသဒ္ဓါဖြင့်။ အဝိဇ္ဇာသင်္ခါရာ၊ တို့ကို။ (ဂဟိတာ။) လိင်္ဂါဒီဝသေန၊ ဖြင့်။ ဝိညာဏာဒီနိ၊ ကုန်သော။ ဘဝပရိယောသာနာနိ၊ ဘဝအဆုံးရှိသော ပဋိစ္စသမုပ္ပါဒ်အင်္ဂါတို့ကို။ (ဂဟိတာနိ။) ဂတိအာဒိဝစနေန၊ ဂတိ အစရှိသော သဒ္ဓါဖြင့်။ (အာဒိဖြင့် ဥပပတ္တိ စသည်ကိုယူ။) ဇာတိ ဇရာ မရဏာနိ၊ တို့ကို။ ဂဟိတာနိ၊ ဣဘိ ဒဋ္ဌဗ္ဗာနိ။

တတ္ထ၊ ထို ဂတိ စသည်တို့တွင်။ နိရယာဒယော၊ ကုန်သော။ ပဉ္စ၊ ကုန်သော၊ ဂတိယော၊ ဂတိတို့ကို။ ဂတိတိ၊ ဟူ၍။ ဝုစ္စန္တိ၊ ကုန်၏။ တာသံ၊ ထို ဂတိတို့၏။

နာနာကရဏံ၊ သည်။ အပဒါဒိ ဘာဝေါ၊ အပဒ အစရှိသည်တို့၏ အဖြစ်သည်။
 (ဟောတိ။) ဟိ၊ မှန်။ တနည်း-ကသ္မာ တာသံ။ ပ။ ဟောတိ၊ နည်း။ ဟိ (ယသ္မာ)။
 တာ၊ ထို ဂတိတို့သည်။ တထာ၊ ထို အပဒ အစရှိသော အပြားအားဖြင့်။ ဘိန္နာ၊
 ပြားကုန်၏။ ဣတိ၊ ကြောင့်။ (တာသံ။ ပ။ ဟောတိ။) ဂေါ မဟိံ သာဒိ။ ပ။
 ဥပပတ္တိယော၊ နှား ကျ အစရှိသောဇာတ်၊ ခတ္တိယ အစရှိသောဇာတ်၊ စာတု
 မဟာရာဇ် အစရှိသောဇာတ်တို့ကို။ ဥပပတ္တိတိ၊ ဟူ၍။ (ဝုစ္စန္တိ။) [ဂေါ မဟိံ သာ
 ဒိဖြင့် နတ်ဇာတ်ကို ပြသည်။] တာသံ၊ ထို ဥပပတ္တိတို့၏။ နာနာကရဏံ၊ သည်။
 ဥစ္စာဒိတာ၊ ဥစ္စ အစရှိသည်တို့၏ အဖြစ်သည်။ (ဟောတိ။) ဟိ၊ မှန်။ (တနည်း-
 ကသ္မာ တာသံ။ ပ။ ဟောတိ၊ နည်း။) ဟိ (ယသ္မာ)။ ခတ္တိယော ဧဝ၊ ခတ္တိယ
 သည်ပင်။ (ခတ္တိယချင်း တူပါလျက်။) ဧကစ္စော၊ အချို့ ခတ္တိယသည်။ [မဇ္ဈ
 “ဧဝ”ကို ဧကစ္စော နောင် ထိုင်စေလို၏၊ အဘော်ကျမည်မထင်။] ကုလ။ ပ။
 ဒိဟိ၊ အမျိုး၊ စည်းစိမ်၊ အစိုးရသူ၏အဖြစ် အစရှိသည်တို့ဖြင့်။ ဥစ္စော၊ မြင့်သည်။
 ဟောတိ၊ ၏။ ဧကစ္စော၊ သည်။ (ကုလ။ ပ။ ဒိဟိ၊ တို့ဖြင့်။) နိစ္စော၊ နိမ့်သည်။
 (ဟောတိ။) တေဟိ ဧဝ၊ ထို ကုလ အစရှိသည်တို့ဖြင့်ပင်။ ဟိနတာယ၊ ယုတ်ညံ့
 သည်၏ အဖြစ်ကြောင့်။ ဟိနော၊ ဟိနသည်။ (ဟောတိ။) ပဓာနဘာဝံ၊ ပြဋ္ဌာန်း
 သည်၏ အဖြစ်သို့။ နိတတာယ၊ ဆောင်အပ်သည်၏ အဖြစ်ကြောင့်။ ပဏိတော၊
 ပဏိတ သည်။ (ဟောတိ။) [ပဏိတောကို “ပ+ဏိတော”ဟု ခွဲ၍ “ပ”ကို
 “ပဓာနဘာဝံ”ဟု လည်းကောင်း၊ “ဏိတော”ကို “နိတတာယ”ဟု လည်း
 ကောင်း ဖွင့်၏။ ပ(ပြ)ဥပသာရကြောင့် န-ကို ဏ-ပြန်စေရသည်။]

အစုတာယ၊ ကြွယ်ဝသည်၏ အဖြစ်ကြောင့်။ သုဂတော၊ ချမ်းသာသို့
 ရောက်သူသည်။ (ဟောတိ။) ဒလိဒ္ဒတာယ၊ ဆင်းရဲသည်၏ အဖြစ်ကြောင့်။
 ဒုဂ္ဂတော၊ ဒုက္ခသို့ ရောက်သူသည်။ (ဟောတိ။) ဝါ၊ တနည်း။ ကုလဝသေန၊
 ဖြင့်။ ဥစ္စနိစတာ၊ ဥစ္စ နိစ-၏ အဖြစ်ကိုလည်းကောင်း။ ဣဿရိယဝသေန၊
 အစိုးရသူ၏ ဖြစ်ကြောင်းဖြစ်ရာ ရာထူးဌာနန္တရ၏ အစွမ်းဖြင့်။ ဟိန ပဏိတတာ၊
 ကိုလည်းကောင်း။ ဘောဂဝသေန၊ ဖြင့်။ သုဂတ ဒုဂ္ဂတတာ၊ ကိုလည်းကောင်း။
 ယောဇေတဗ္ဗာ၊ ၏။ သုဏ္ဍဒုဗ္ဗဏ္ဍဘာဘိ၊ ဟူသောစကားကို။ သြဒါတ။ ပ။
 ဝသေန၊ ဖြူသောအဆင်း၊ ရွှေသောအဆင်း၊ အစရှိသော အဆင်း၏ စင်ကြယ်
 ခြင်း မစင်ကြယ်ခြင်း၏ အစွမ်းဖြင့်။ ဝုတ္တံ၊ ပြီ။ သုဇာတ ဒုဇ္ဇာတတာတိ၊
 ကို။ နိဂြောဓ။ ပ။ ပရိဏာဟေဟိ၊ ပညောင်ပင်ဝန်းကဲ့သို့ ဝန်းဝိုင်းသော ကိုယ်
 ရှိသူ အစရှိသော အရပ်အလုံးတို့ဖြင့်။ ဝါ၊ တနည်း။ လက္ခဏေဟိ၊ လက်
 ခြေစသော ရုပ်လက္ခဏာတို့ဖြင့်။ အတ္တ။ ပ။ ဝသေန၊ အတ္တဘော၏ ပြည့်စုံ
 သော ဖြစ်ခြင်းရှိသည်၏အဖြစ် မပြည့်စုံသော ဖြစ်ခြင်းရှိသည်၏အဖြစ်၏ အစွမ်း

ဖြင့်။ (ဝုတ္တံ။) သုသဏ္ဍိတ ဒုသဏ္ဍိတကာတိ။ ကိ။ အင်္ဂပစ္စင်္ဂါနံ၊ တို့၏။ သဏ္ဍာနဝသေန၊ ဖြင့်။ (ဝုတ္တံ၊ ပြီ။)

အပရမိ၊ အခြားလည်းဖြစ်သော။ ယထာ ဝုတ္တဿ၊ အကြင်အကြင် ဆိုအပ်ပြီးသော။ (“ဒေဝမနုဿနိရယတိရစ္ဆာနဘေဒါသု ဂတိသု ကမ္မလိင်္ဂ သညာဝေ ဟာရာဒိဘေဒံ အဇ္ဈတ္တိကံ” စသည်ဖြင့် ဆိုအပ်ပြီးသော) အဇ္ဈတ္တိက စိတ္တဿ၊ အဇ္ဈတ္တိက ဆန်းကြယ်သော အကျိုး၏။ စိတ္တကတ ဘာဝ သာဓကံ၊ စိတ်သည် ပြုအပ်သည်၏ အဖြစ်ကို ပြီးစေတတ်သော။ ကမ္မာ တောတိ အာဒိ၊ သော။ သုတ္တံ၊ ကိ။ (ဘဂဝတာ) ဝုတ္တံ။ ဟိ၊ မှန်။ ကမ္မံ၊ ကံသည်။ စိတ္တတော၊ စိတ်ကြောင့်။ နိဗ္ဗုတ္တံ၊ ဖြစ်၏။ ဣတိ၊ ကြောင့်။ တတော၊ ထို ကံကြောင့်။ နိဗ္ဗုဇ္ဇမာနံ၊ ပြီးစီးသော။ သဗ္ဗမိ၊ သော။ စိတ္တံ၊ ဆန်းကြယ်သော အကျိုးကို။ စိတ္တကတဒမဝ၊ အရင်းခံစိတ်သည် ပြုအပ်သည် သာ။ ဣတိ၊ ဤ အနက်အဓိပ္ပာယ်ကို။ သာဓေတိ၊ ပြီးစေ၏။

ကမ္မနိဗ္ဗုတ္တတော၊ ကံကြောင့် ဖြစ်သော။ လိင်္ဂတော၊ လိင်္ဂကြောင့်။ ဝတ္တ မာနာ၊ ဖြစ်ကုန်သော။ လိင်္ဂသညာ၊ လိင်္ဂကြောင့်ဖြစ်သော သညာတို့သည်။ မူလကာရဏတော၊ မူလအကြောင်းဖြစ်သော။ ကမ္မတော၊ ကံကြောင့်လည်း ကောင်း။ အာသန္နကာရဏတော၊ နီးကပ်သော အကြောင်းဖြစ်သော။ လိင်္ဂ တော စ၊ လိင်္ဂကြောင့်လည်းကောင်း။ ပဝတ္တာ၊ ဖြစ်ကုန်သည်။ ဟောန္တိ။ ဣတိ၊ ကြောင့်။ ကမ္မတော။ပ။ပဝတ္တာရေတိ၊ ဟူ၍။ အာဟ။ [“ကမ္မတော လိင်္ဂတော စေဝ၊ လိင်္ဂသညာ ပဝတ္တာရေ”၏ အဖွင့်ဖြစ်သောကြောင့် “ပဝတ္တာ ဟောန္တိ” ဟု ဗဟုဝုတ်ရှိသင့်မည် ထင်သည်။] အထဝါ၊ ကား။ လိင်္ဂဉ္စ၊ အသွင် သဏ္ဍာန်လည်း။ သညာ စ၊ အမှတ်အသားလည်း။ လိင်္ဂသညာ၊ တို့။ တာ၊ ထို အသွင်သဏ္ဍာန် အမှတ်အသားတို့သည်။ ယထာသင်္ချံ၊ အစဉ်အတိုင်း။ ကမ္မတော၊ ကြောင့်လည်းကောင်း။ လိင်္ဂတော စ၊ လိင်္ဂကြောင့် လည်း ကောင်း။ ပဝတ္တာရေ၊ ဖြစ်ကုန်၏။ ဣတိ အတ္ထော။

သညာတော ဘေဒံ ဂစ္ဆန္တိတိ၊ ကား။ တေ ဓမ္မာ၊ ထို တရားတို့သည်။ ဣတ္ထိ ပုရိသာဒိလိင်္ဂသညာတော၊ ဣတ္ထိ ပုရိသ အစရှိသော အသွင်သဏ္ဍာန် အမှတ် အသားကြောင့်။ ဣတ္ထိပုရိသာဒိဝေ ဟာရာဘေဒံ၊ ဣတ္ထိ ပုရိသ အစရှိသော ဝေ ဟာရာ၏ကွဲပြားခြင်းသို့။ ဂစ္ဆန္တိ၊ ရောက်ကုန်၏။ တထာ တထာ၊ ထိုထို ဣတ္ထိ ပုရိသ အစရှိသော အခြင်းအရာအားဖြင့်။ ဝေ ဟရိတဗ္ဗာ၊ ခေါ်ဝေါ် ထိုက်ကုန်၏။ ဣဘိ အတ္ထော။ ဣမာယ ဂါထာယ၊ ဤ ပဌမ ဂါထာဖြင့်။ အတိတပစ္စုပ္ပန်ဒုပဋိစ္စသမုပ္ပာဒဝသေန၊ အတိတ်ကာလ ပစ္စုပ္ပန်ကာလဖြစ်သော

ပဋိစ္စသမုပ္ပါဒ်၏ အစွမ်းဖြင့်။ စိတ္တကတံ၊ စိတ်သည်ပြုအပ်သော။ စိတ္တံ၊ ဆန်းကြယ်သော အကျိုးကို။ ဒဿိတံ၊ ပြီ။ [ကမ္မတောဖြင့် အတိတ်ကံကို ပြ၏။ လိင်္ဂသညာ-စသည်ဖြင့် ပစ္စုပ္ပန်အကျိုးကို ပြ၏။ ထို့ကြောင့် “အတိတ။ပ။ ဝသေန” ဟု ဆိုသည်။]

လောကော ဝေ၊ သတ္တဝါ အပေါင်းသည်ပင်။ ပဇာတတ္တာ၊ ကံကြောင့် အပြားအားဖြင့် ဖြစ်ရသည်၏ အဖြစ်ကြောင့်။ ပဇာ၊ ပဇာမည်၏။ ဣတိ၊ နကြောင့်။ ပစ္ဆိမပါဒေါ၊ ကမ္မုနာ ဝတ္တတိ ပဇာ-ဟူသော နောက်ပါဒကို။ ပုရိမပါဒဿ၊ ကမ္မုနာ ဝတ္တတိ လောကော-ဟူသော ရှေ့ပါဒ၏။ ဝိဝရဏံ၊ ဖွင့်ကြောင်းစကားဟူ၍။ ဒဋ္ဌဗျော၊ ၏။ ရထဿ၊ ရထား၏။ (လှည်း၏။) အာဏံ၊ နားပန်းစောင့် မယ်နသည်။ နိဗန္ဓနာ၊ ဘီးမကျတ်အောင် ဖွဲ့ထား တတ်သည်။ (ဟောတိ) ယထာ၊ ကဲ့သို့။ ဝေ၊ တူ။ သတ္တလောကရထဿ၊ သတ္တလောက ဟူသော ရထား၏။ ကမ္မံ၊ ကံသည်။ နိဗန္ဓနံ၊ အဖွဲ့သည်။ (ဟောတိ။) ဣတိ၊ သို့။ ဥပမာသံသန္ဓနံ၊ ဥပမာနကို ဥပမေယျနှင့် ရောနှော ခြင်းကို။ ဝေဒိတဗ္ဗံ၊ ၏။ စ၊ ဆက်။ ဣမာယ ဂါထာယ၊ ဤ ဒုတိယဂါထာ ဖြင့်။ အဒ္ဓဒ္ဓယဝသေန၊ အတိတ် ပစ္စုပ္ပန် အခွင့် ၂-ခု အပေါင်း၏ အစွမ်း ဖြင့်။ စိတ္တဿ၊ ဆန်းကြယ်သော အကျိုးတရား၏။ ကမ္မဝိညာဏကတတာ၊ ကမ္မဝိညာဉ်သည် ပြုအပ်သည်၏အဖြစ်ကို။ ဒဿိတာ။

ကိတ္တိန္တိ၊ ကား။ ပရမ္မုခါ၊ မျက်ကွယ်၌။ ကိတ္တနံ၊ ပြောဆို ချီးမွမ်းခြင်း ကို။ ပတ္တဋ္ဌယသတံ၊ ပျံ့နှံ့ သော ကျော်စောခြင်းရှိသည်၏ အဖြစ်ကို။ (လဘတေ- ဌံ စပ်။) ပသံသန္တိ၊ ကား။ သမ္မုခါ၊ မျက်မှောက်၌။ ပသံသနံ၊ ချီးမွမ်းခြင်း ကို။ ထုတိ၊ ချီးမွမ်းခြင်းကို။ (လဘတေ။) ကမ္မုနာနာကရဏန္တိ၊ ကား။ ကမ္မတော၊ ကံကြောင့်။ နိဗ္ဗတ္တ နာနာကရဏံ၊ ဖြစ်သောအကျိုး၏ အထူးကို။ ဝါ၊ တနည်း။ ကမ္မဇဇဟိ၊ ကံကြောင့်ဖြစ်သော အကျိုးတို့ဖြင့်။ အနုမိယမာနံ၊ မှန်းဆ၍သိအပ်သော။ ကမ္မဿေဝ၊ ကံ၏ပင်။ နာနာကရဏံ၊ ကို။ (ဝိဒိတွာ- ဌံ စပ်။)

ကမ္မဿကာတိ၊ ကား။ ကမ္မဿယာ၊ ကံဟူသော မှီရာရှိကုန်၏။ ကမ္မဿ၊ ကံ၏။ ဒါယံ၊ အမှုကို။ တေန၊ ထို ကံသည်။ ဒါတဗ္ဗံ၊ ပေးထိုက်သော အမှုကို။ အာဒိယန္တိ၊ ယူကြရကုန်၏။ ဣတိ၊ ကြောင့်။ ကမ္မဒါယာဒါ၊ တို့ မည်၏။ ဧတေသံ၊ ဤ သတ္တဝါတို့၏။ (ယောနိ-ဌံ စပ်။) အန္ဓဇာဒိနံ၊ အန္ဓဇ အစရှိကုန်သော။ ယောနိနံ စ၊ ယောနိတို့၏လည်း။ ကမ္မတော၊ ကံကြောင့်။ နိဗ္ဗတ္တတ္တာ၊ ဖြစ်ရကုန်သည်၏အဖြစ်ကြောင့်။ ကမ္မမေဝ၊ ကံသာလျှင်ဖြစ်သော။

ယောနိ၊ အကြောင်းသည်။ အတ္တဘာဝ ပဋိလာဘနိမိတ္တံ၊ အတ္တဘောကို ရခြင်း
၏အကြောင်းသည်။ (အတ္တိ) ဣတိ။ ကမ္မယောနိ၊ တို့မည်၏။ ဧတေသံ၊ ဤ
သတ္တဝါတို့၏။ ဗန္ဓနဋ္ဌေန၊ ဖွဲ့တတ်သည်၏ အဖြစ်ကြောင့်။ ကမ္မံ၊ ကံဟူသော။
ဗန္ဓု၊ ဆွေမျိုးသည်။ (အတ္တိ။) ဣတိ၊ ကြောင့်။ ကမ္မဗန္ဓု။ တို့မည်၏။

စိတ္တဿာတံ၊ ကား။ ကမ္မဝိညာဏဿ၊ ကမ္မဝိညာဉ်၏။ [စိတ္တဿ၌ စိတ္တ-
သဒ္ဓါ၏ ဝိစိတြအနက် ယူမည်စိုး၍လည်းကောင်း။ စိတ်အားလုံးကို ယူရမည်
စိုး၍လည်းကောင်း “ကမ္မဝိညာဏဿ” ဟု ဖွင့်သည်။ စိတ်ဟူသောအနက်ကို
ယူပါ။ စိတ်အားလုံးတွင်လည်း ကမ္မဝိညာဉ်ဟူသော ကုသိုလ် အကုသိုလ်စိတ်
ကို ယူပါ-ဟူလို။] ပန၊ ဆက်။ တဿ၊ ထိုစိတ်၏။ အလဒ္ဓောကာသတာ၊
မရအပ်သော အခွင့်ရှိသည်၏အဖြစ်ကို။ အညေန၊ သော၊ ကမ္မေန၊ ကံသည်။
ပဋိဗာဟိတတ္တာ၊ တားမြစ်အပ်သည်၏ အဖြစ်ကြောင့် လည်းကောင်း။ တဒဝိပစ္စ-
နောကာသေ၊ ထိုကံ၏ အကျိုးမပေးနိုင်ရာအရပ်၌။ ပုဂ္ဂလဿ၊ ကံကိုပြုခဲ့သော
ပုဂ္ဂိုလ်၏။ နိဗ္ဗတ္တတ္တာ စ၊ ဖြစ်သည်၏အဖြစ်ကြောင့် လည်းကောင်း။ ဝေဒိ-
တဗ္ဗာ၊ ၏။ ဝိဇ္ဇမာနမ္ပိ၊ ထင်ရှားရှိသည်လည်းဖြစ်သော။ အပရာပရိယ ဝေဒနိယ-
ကမ္မဝိညာဏံ၊ အပရာပရိယ ဝေဒနိယကံ ဟူသော ဝိညာဉ်ကို။ (ဒဋ္ဌဗ္ဗံ-၌ စပ်။)
ကာလ။ပ။ဝိကလတာယ၊ ကာလ၊ ဂတိ၊ ပယောဂ-အစရှိသော အတုတကွ
အကျိုးကိုပြုလေ့ရှိသော အကြောင်းတို့၏ ချို့တဲ့ကုန်သည်၏ အဖြစ်ကြောင့်။
အဝသေသပစ္စယဝေကလ္လံ၊ ကြွင်းသောအကြောင်းတို့မှ ချို့တဲ့၏ဟူ၍။ ဒဋ္ဌဗ္ဗံ၊
၏။ [အပရာပရိယ ဝေဒနိယ ကမ္မဝိညာဏံနှင့် အဝသေသပစ္စယဝေကလ္လံသည်
အရတူ၏။ ထို့ကြောင့် “ဝိကလံ” ရှိလျှင်ကောင်း၏။ သို့မဟုတ် “ဝိကလံယေဝ
ဝေကလ္လံ” ဟု သွတ်၌ ဣပစ္စည်းသက်ပါ။]

ကေစ္စ စိတ္တန္တိ၊ ဟူသောပါဌ်ဖြင့်။ (“ကေစ္စ စိတ္တကရဏာ ဘာဝတော” ၌
ကေစ္စစိတ္တ ဟူသောပါဌ်ဖြင့်။) စိတ္တေန၊ ကမ္မဝိညာဉ် ဟူသော စိတ်သည်။
ကတ္တဗ္ဗစိတြေ၊ ပြုထိုက်သော ဆန်းကြယ်သော အကျိုးတွင်။ (တချို့ စာအုပ်
များ၌ “ကတ္တဗ္ဗစိတြေန” ဟုရှိသည်။ အနက်အတူပင်။) ကေစ္စဘူတံ၊ အချို့ဖြစ်
၍ဖြစ်သော။ တေန၊ ထို ကမ္မဝိညာဉ်ဟူသော စိတ်သည်။ ကတ္တဗ္ဗစိတြေ၊ ပြု
ထိုက်သော ဆန်းကြယ်သော အကျိုးကို။ အာဟ၊ ပြီ။ [ထိုစိတ်သည် ပြုထိုက်
သောအကျိုးထဲက အချို့သောအကျိုးကို “ကေစ္စစိတ္တ” ဟု ခေါ်သည်။]

အနုဘဝိတွာ၊ ခံစားပြီး၍ လည်းကောင်း။ ဘဝိတွာ စ၊ ဖြစ်ပြီး၍ လည်း
ကောင်း။ အပဂတံ၊ ကင်းပြီးသောသင်္ခတတရားသည်။ ဘူတာပဂတံ၊ မည်၏။
ဟိ၊ မှန်။ အနုဘူတဘူတာ၊ ခံစားပြီးသောတရား ဖြစ်ပြီးသောတရားတို့ကို။
ဘူတတာ သာမညေန၊ ဘူတ၏အဖြစ်ဖြင့် တူသည်၏အဖြစ်ကြောင့်။ ဘူတ-

သဒ္ဓေန၊ ဘူတသဒ္ဓါ တခုတည်းသည်။ ဝုတ္တာ၊ ဟောအပ်ကုန်ပြီ။ ဟိ၊ မှန်။
 (တနည်း-ကသ္မာ အနုဘူတဘူတာ။ပ။ဝုတ္တာ။ဣတံ ဝိညာယတံ။)ဟိ(ယသ္မာ)။
 သာမညမေဝ၊ ဘဝနကြိယာ သမညကိုသာ။ (အနုဘဝနနှင့်လည်းကောင်း၊
 ဘဝနနှင့်လည်းကောင်း ဆိုင်သောသာမညဘဝနကြိယာကိုသာ။ဘူတတ္ထသင်္ခါ-
 တံ သာမညံ ဝေ။-မဓု။) ဥပသဂ္ဂေန၊ အနု ဥပသာရသည်။ ဝိသေသိယတံ၊
 အထူး ပြုအပ်၏။ ဣတံ၊ ကြောင့်။ (အနုဘူတဘူတာ။ပ။ဝုတ္တာ၊ ဣတံ
 ဝိညာယတံ။) စ၊ ဆက်။ အနုဘူတ-သဒ္ဓေါ၊ ကို။ ကမ္မဝစနိစ္ဆာဘာဝတော၊
 ကံအနက်ကို ဆိုခြင်း၏ မရှိခြင်းကြောင့်။ အနုဘဝကဝါစကော၊ ခံစားတတ်
 ဟူသောအနက်ကို ဟော၏ဟူ၍။ ဒဋ္ဌဗ္ဗော၏။ [အနုဘူတ-သဒ္ဓါသည် “ခံစား
 အပ်”ဟူသောကံအနက်ကို များသောအားဖြင့် ဟောသော်လည်း ဤနေရာ၌
 ကတ္တားအနက်ဟော ဟု မှတ်ပါ။]

ဝိကပ္ပဂါဟဝသေန၊ အာရုံကို ကြံကြံဖန်ဖန် ယူခြင်း၏အစွမ်းဖြင့်။ ရာဂါ-
 ဒီဟိ၊ ရာဂ-အစရှိသော အကုသိုလ် စေတသိက်တို့ကြောင့်လည်းကောင်း။
 တဗ္ဗိပက္ခေဟိ စ၊ ထို ရာဂ-စသည်တို့၏ ဆန့်ကျင်ဘက်ဖြစ်သော အလောဘ-
 စသော စေတသိက်တို့ကြောင့်လည်းကောင်း။ အကုသလံ၊ အကုသိုလ်သည်
 လည်းကောင်း။ ကုသလဉ္စ၊ သည်လည်းကောင်း။ အာရမ္မဏရသံ၊ အာရုံ၏အရသာ
 ကို။ အနုဘဝတံ၊ ခံစားတတ်၏။ ဝိပါကော၊ ဝိပါက်သည်။ (အာရမ္မဏရသံ။)
 န (အနုဘဝတံ)၊ နိုင်။ (ကသ္မာ။) ကမ္မဝေဂက္ခိတ္တတ္တာ၊ ကံအဟုန်သည် ပစ်
 ချအပ်သည်၏ အဖြစ်ကြောင့်တည်း။ ကိရိယာပံ၊ ကြိယာ သည်လည်း။
 (အာရမ္မဏရသံ) န (အနုဘဝတံ)၊ (ကသ္မာ။) အဟေတုကာနံ၊ အဟိတ်

၁။ ဝိ.ပု။ပ။အနုဘဝတံ။ ။ “အာရမ္မဏရသံ အနုဘဝိဘူ နိရုဋ္ဌိ အနုဘူတာ-
 ပဂတသင်္ခါတံ ကုသလာကုသလံ” ဟု အဋ္ဌကထာဆိုရာ၌ ကုသိုလ် အကုသိုလ်တို့သာ
 အာရုံ၏ အရသာကို ခံစားကြပါသလော။ ဝေဒနာနှင့် တက္ခဖြစ်သော ဝိပါက်ကြိယာ
 တို့ကား အဘယ်ကြောင့် အာရုံ၏အရသာကို မခံစားကြပါသနည်း-ဟု မေးဖွယ်ရှိသော
 ကြောင့် “ဝိကပ္ပ။ပ။အတိသန္တဝုတ္တိတ္တာ” ဟု မိန့်သည်။ “ဝိကပ္ပဂါဟ-အာရုံကို ကြံကြံ
 ဖန်ဖန်ယူခြင်း” ဟူသည် အနိဋ္ဌာရုံဖြစ်သော သားကလေးကိုပင် မိခင်၏မေတ္တာစိတ်
 သို့မဟုတ် လောဘစိတ်ဖြင့် ဣဋ္ဌာရုံအဖြစ်ဖြင့် ယူနိုင်ခြင်း၊ ဣဋ္ဌာရုံကိုလည်း ရန်သူက
 ဒေါသစိတ်ဖြင့်လည်းကောင်း၊ ယောဂီတို့က ဝိပဿနာစိတ်ဖြင့်လည်းကောင်း အနိဋ္ဌာရုံ
 အဖြစ်ဖြင့် ယူနိုင်ခြင်းတည်း။ ထိုသို့ယူမှုသည် ရာဂ-စသော စေတသိက်၏အစွမ်း၊
 အလောဘ-စသော စေတသိက်တို့၏ အစွမ်းဖြစ်ရကား ထို စေတသိက်တို့နှင့် ယှဉ်ကြ
 သော အကုသိုလ် ကုသိုလ်စိတ်တို့သာ ထိုသို့ယူမှုကို ပြုနိုင်ကြ၏။ ထိုသို့ယူခြင်းကိုပင်
 ယိုအာရုံ၏ ဣဋ္ဌ-အနိဋ္ဌ အရသာကို ခံစားခြင်း အနုဘူတ ဟု ဆိုသည်။ [တဗ္ဗိပက္ခေ-
 ဟိတိ-အလောဘာဒီဟိ။-မဓု။]

ကြိယာစိတ်တို့၏။ အတိဒုဗ္ဗလတာယ၊ အလွန် အားမရှိကုန်သည်၏ အဖြစ်
ကြောင့်လည်းကောင်း။ ခိဏ ကိလေသယ၊ ကုန်ပြီးသော ကိလေသာရှိသော။
ဆဋ္ဌဂုံပေက္ခာဝတော^၁၊ ဆဋ္ဌဂုံပေက္ခာရှိသော ရဟန္တာပုဂ္ဂိုလ်၏ သန္တာန်၌။
ဥပ္ပဇ္ဇမာနာနံ၊ ဖြစ်ရကုန်သော။ သဟေတုကံနံ၊ သဟိတ် ကြိယာစိတ်တို့၏။
အတိသန္တ ဝုတ္တိတ္တာ စ၊ အလွန် ငြိမ်သက်သော ဖြစ်ခြင်း ရှိကုန်သည်၏ အဖြစ်
ကြောင့် လည်းကောင်းတည်း။

^၁စ၊ ဆက်။ ဧတ္ထ၊ ဤနည်း ၂-ပါးတို့တွင်။ (အနုဘူတာ ပဂတ၊
ဘူတာပဂတဟူသော နည်း ၂-ပါးတို့တွင်။) ပုရိမနယေ၊ ၌။ ကုသလာ
ကုသလမေဝ၊ ကုသိုလ် အကုသိုလ်စိတ်ကိုသာ။ ဝတ္ထု၊ ဝဒန္တ ပုဂ္ဂိုလ်၏။
(ဝတ္ထု ဟု ရှိသည်ကား-မကောင်း။) အဓိပ္ပာယဝသေန၊ အလို၏ အစွမ်း
ဖြင့်။ ဘူတာပဂတန္တိ၊ ဟူ၍။ ဝုတ္တိ၊ ယံ၊ ယင်းကုသိုလ် အကုသိုလ်ကို။

၁။ ဆဋ္ဌဂုံပေက္ခာဝတော။ ။ရဟန္တာပုဂ္ဂိုလ်သည် ရူပါရုံစသော အာရုံ ၆-ပါးကို
အာရုံပြုရာ၌ ဣဋ္ဌာရုံဖြစ်စေကာမူ လောဘဘက်သို့လည်း မကျရောက်အောင်၊ အနိဋ္ဌာရုံ
ဖြစ်စေကာမူ ဒေါသဘက်သို့လည်း မကျရောက်အောင် အသင့်အားဖြင့် ရှုတတ်၏။
အာရုံ ၆-ပါး၌ ထိုသို့ရှုနိုင်သော ဥပေက္ခာ ၆-မျိုးကို “ဆဋ္ဌဂုံပေက္ခာ”ဟု ခေါ်၏။
[ဆ+အင်္ဂါနိ ယဿာတိ ဆဋ္ဌဂံ၊ ဆဋ္ဌဂံ စ+သာ+ဥပေက္ခာ စာတိ ဆဋ္ဌဂုံပေက္ခာ။]၊
ထိုဆဋ္ဌဂုံပေက္ခာရှိသော ရဟန္တာတို့၏ ကြိယာစိတ်သည်အလွန်ငြိမ်သက်သော ဖြစ်ခြင်း
ရှိသောကြောင့် အာရုံ၏အရသာကို ကုသိုလ် အကုသိုလ်တို့ကဲ့သို့ မခံစားကြတော့။

၂။ ဧတ္ထ စ။ပ။ဝုတ္တိ။ ။အဋ္ဌကထာ၌ ဘူတာပဂတပုဒ်ကို ပြရာဝယ် “အာရမ္မဏရသံ
။ပ။ကုသလာ ကုသလံ”ဟုလည်းကောင်း၊ “ဥပ္ပါဒါဒိတ္တယံ။ပ။သေသသင်္ခတဉ္စ”ဟု
လည်းကောင်း အဘယ်ကြောင့် ၂-နည်းပြသနည်း ဟု မေးဖွယ်ရှိသောကြောင့် “ဧတ္ထ
စ” စသည်မိန့်။ဝဒန္တပုဂ္ဂိုလ်ဖြစ်သော သင်္ဂဟ အဋ္ဌကထာဆရာ၏ အလိုအားဖြင့် ကုသိုလ်
အကုသိုလ်ကိုသာ “ဘူတာပဂတ”ဟု ဆိုလို၏။ ထိုအလိုအတိုင်း ပထမ နည်းကို
ဆိုထားသည်-ဟူလို။ [“ဝတ္ထု-ဝဒန္တပုဂ္ဂိုလ်၏+အဓိပ္ပာယ်-အလို”ဟူသည့် ကုသိုလ်
အကုသိုလ်၏ အမျာကတထက် လွန်ကဲသော ခံစားခြင်း အခြင်းအရာကို ဆိုလိုခြင်း
တည်း။]

၃။ ယံ ဥပ္ပန္နာနံ။ပ။ဝုတ္တိ။ ။ထို ကုသိုလ် အကုသိုလ်ကို “ဥပ္ပန္န”ဟု ယူထား
သော (ဟောထားသော) ပါဠိတော် ရှိပါ၏လော-ဟု မေးဖွယ်ရှိသောကြောင့် “ယံ
။ပ။ဝုတ္တိ”ဟု မိန့်သည်။ “ဥပ္ပန္နာနံ အကုသလာနံ။ပ။ဋီတိယာ”ဟူသော သမ္မပ္ပဓာန်
ပါဠိတော်များ၌ အတိတ် ကုသိုလ် အကုသိုလ်ကို “ဥပ္ပန္န”ဟု ယူ၍ ထို အကုသိုလ်နှင့်
တူသော အနာဂတ်အကုသိုလ်ကို ပယ်ခြင်းကိုလည်းကောင်း။ ထို ကုသိုလ်နှင့်တူသော
အနာဂတ်ကုသိုလ်၏ တည်တံ့ တိုးပွားခြင်းကိုလည်းကောင်း ဟောတော်မူသည်။ ဤ
ပါဠိတော်ကိုထောက်၍ ကုသိုလ် အကုသိုလ်ကို “ဥပ္ပန္န”ဟု သုံးစွဲရိုးရှိကြောင်း သိနိုင်
ပါသည်-ဟူလို။

ဥပုဇ္ဈာနံ။ပ။ဌိတိယာတိ ဧတ္ထ၊ ပါဌိဋ္ဌိ။ ဥပုဇ္ဈန္တိ၊ ဟူ၍။ ဂဟေတုာ၊ ယူတော်
 မူ၍။ တံသဒိသာနံ၊ ထို ဥပုဇ္ဈ အကုသလ၊ ဥပုဇ္ဈကုသလနှင့် တူကုန်သော
 ကုသိုလ် အကုသိုလ်တို့၏။ ဝါ၊ တို့ကို။ ပဟာနံ၊ ပယ်ခြင်းကိုလည်းကောင်း။
 ဝုဒ္ဓိ စ၊ တိုးပွားခြင်းကိုလည်းကောင်း။ ဝုတ္တာ၊ ဟောတော်မူအပ်ပြီ။ [“အကု-
 သလ ပဟာန၊ ကုသလဝုဒ္ဓိ” ဟု ယထာသင်္ချနည်းအားဖြင့် ယူပါ။] ပစ္စိမ
 နယေ ပန၊ ဌိကား။ စသဒ္ဓေန၊ ဖြင့်။ ကုသလာ ကုသလဉ္စ၊ ကိုလည်း။
 အာကခိတုာ၊ ငင်၍။ ဘူတာ။ပ။ဓိပ္ပာယေန၊ ဘူတာပဂတ အဖြစ်ကို ဆိုလိုခြင်း
 ကြောင့်။ သဗ္ဗံ၊ သော။ သင်္ခတံ၊ သင်္ခတ တရားကို။ (ကုသိုလ် အကုသိုလ်နှင့်
 တကွသော သင်္ခတ တရားကို။) ဝုတ္တံ၊ (ဘူတာပဂတ) ဟု ဆိုအပ်ပြီ။

ဝိပစ္စိတံ၊ မုည့်ရင့်ခြင်းငှာ။ (အကျိုးကို ဖြစ်စေခြင်းငှာ။) ဩကာသကရဏ-
 ဝသေန၊ အခွင့်ပြုခြင်း၏ အစွမ်းဖြင့်။ ဥပုတိတံ၊ ခုန်ကျော်လာသကဲ့သို့ ဖြစ်သော။
 (အတိတ်ကံအများတွင် ဤကံတပါးသာ ထင်လာသည့်အတွက် အများထဲမှ
 ခုန်၍ ထွက်လာသကဲ့သို့ ဖြစ်သော။) အတိတကမ္မဉ္စ၊ အတိတ်ကံကိုလည်းကောင်း။
 တတော၊ ထိုကံကြောင့်။ ဥပုဇ္ဈိတံ၊ ဖြစ်ခြင်းငှာ။ အာရဒ္ဓော၊ အားထုတ်သကဲ့သို့
 ဖြစ်သော။ အနာဂတော၊ အနာဂတ်ဖြစ်သော။ ဝိပါကော စ၊ အကျိုးကို
 လည်းကောင်း။ ဩကာသကတုပုဇ္ဈန္တိ၊ ဟူ၍။ (သင်္ဂဟကာရေန) ဝုတ္တော။
 ဥပုဇ္ဈသဒ္ဓေန၊ ဥပုဇ္ဈသဒ္ဓါနှင့်။ ဝိနာပိ၊ ကင်း၍လည်း။ ဝိညာယမာနံ၊ သိအပ်သော။
 ဥပုဇ္ဈံ၊ ဖြစ်ပြီးသော။ ယံ၊ အကြင်ကံသည်။ (အတ္ထိ။) တံ၊ ထိုကံကို။ သန္ဓာယ၊
 ၍။ နာဟံ။ပ။အာဒိ၊ စကားရပ်ကို။ (ဘဂဝတာ) ဝုတ္တံ။ [ဤ ဝါကျများ၏
 အဓိပ္ပာယ်ကို အဋ္ဌကထာ ဘာသာဋီကာ၌ အမေး အဖြေလုပ်၍ ပြထားပြီ။]

တာသု တာသု ဘူမိသုတိ၊ ကား။ မနုဿ။ပ။သင်္ခါတေသု၊ လူ နတ် အစရှိသူ
 တို့၏ အတ္တဘောဟု ဆိုအပ်ကုန်သော။ ဥပါဒါနက္ခန္ဓေသု၊ ဥပါဒါနက္ခန္ဓာတို့၌။
 တသ္မိံ တသ္မိံ သန္တာနေ၊ ထိုထို ခန္ဓာအစဉ်၌။ အနုပုတ္တိအနာပါဒိတတာယ၊

၁။ ပစ္စိမ။ပ။ အဓိပ္ပာယေန။ ။နောက်နည်း၌ကား တိုက်ရိုက် ယူအပ်သော
 ကုသိုလ် အကုသိုလ်မှတပါးသော တရားစုကိုလည်းကောင်း။ သင်္ခတဉ္စ စ-သဒ္ဓါ
 ဖြင့် ယူအပ်သော ကုသိုလ် အကုသိုလ်ကိုလည်းကောင်း။ (ဤအားလုံးသော သင်္ခတ
 တရားစုကို) ဘူတာပဂတအဖြစ် (ဘူတာပဂတနာမည်)ဖြင့် ဆိုလို၏။ ထို့ကြောင့်
 ပစ္စိမဝိကင်္ဂကို သင်္ဂဟအဋ္ဌကထာ ဆိုသည်။ [“ဘူတာပဂတဘာဝေန+အဘိဓာနံ၊
 ဆိုခြင်း။ ဘူတာပဂတဘာဝါဘိဓာနေ၊ ဌ+အဓိပ္ပာယော၊ ကျမ်းဆရာ၏ အလိုတည်း။
 ဘူတာ။ပ။အဓိပ္ပာယော” ဟု ပြု။ မရဉ္စကား တမျိုး ဝစနတ္ထပြု၏။]

နောင်တဖန် မဖြစ်ခြင်းသို့ မရောက်စေအပ်သည်၏ အဖြစ်ဖြင့်။ အသမူဟတံ၊ မဂ်ဖြင့် မပယ်နုတ်အပ်သေးသော။ (အကုသလံ-၌ စပ်။) စ၊ ဆက်။ ဧတ္ထ၊ ဤ ဘူမိလဒ္ဓုပုန္နံ ဟူသော ပါဠိ၌။ လဒ္ဓုဘူမိကံ၊ ရအပ်သော ဘုံရှိသော အကုသိုလ်ကို။ ဘူမိလဒ္ဓန္တိ၊ ဟူ၍။ ဝုတ္တံ။ (ကိမိဝ၊ နည်း။) အာဟိတော၊ ဆောင်ယူအပ်သော။ ဝါ၊ ပူဇော်အပ်သော။ အဂ္ဂိ၊ မီးကို။ (အဂ္ဂိအာဟိတော^၁တိ၊ အဂ္ဂိအာဟိတော ဟူ၍။ ဝါ၊ အဂ္ဂါဟိတော ဟူ၍။ ဝုတ္တော) ဝိယ၊ တည်း။

စ၊ ဆက်။ သြကာသကတုပ္ပန္နသဒ္ဓေပိ၊ ၌လည်း။ ဧတေန၊ ဤ ကံသည်။ သြကာသော၊ အခွင့်ကို။ ကတော၊ ပြီ။ ဣတိ စ၊ ဤသို့လည်း ဖြစ်သော။ ဧတဿ၊ ဤဝိပါက်၏ အတွက်။ သြကာသော၊ ကို။ ကတော၊ ပြီ။ ဣတိ စ၊ သော။ ဒုဝိဓတ္ထေပိ၊ ၂-ပါး အပြားရှိသော အနက်၌လည်း။ ဝေမေဝ၊ ဤ ဘူမိလဒ္ဓ အတူပင်။ ကတသဒ္ဓဿ၊ ကတ-သဒ္ဓါ၏။ ပရနိပါတော၊ နောက်၌ ကျရောက်ခြင်းကို။ ဝေဒိတဗ္ဗော၊ ။ [ဤဝါကျ အဓိပ္ပာယ်ကို အဋ္ဌကထာ အဓိပ္ပာယ်၌ ပြထားပြီ။]

သဗ္ဗဒါ၊ အခါခပ်သိမ်း။ အဝတ္တမာနမ္ပိ၊ ဖြစ်ဆဲ မဟုတ်ပါသော်လည်း။ ဂမိယစိတ္တံ၊ ခရီးသွားလိုသူ၏စိတ်ကို။ ပဋိပက္ခ ပစ္စဝေက္ခဏာယ၊ သွားခြင်း၏ ဆန့်ကျင်ဘက်ကို ဆင်ခြင်ခြင်းအားဖြင့်။ အဝိက္ခမ္ဘိတတ္တာ၊ မခွါအပ်သေးသည် ၏ အဖြစ်ကြောင့်။ ဥပ္ပန္နန္တိ၊ ဟူ၍။ ဝုတ္တံ၊ ပြီ။ ...အန္တရဓာပေတီတိ၊ ကား။ ဝိက္ခမ္ဘိကာ၊ ပယ်ခွါတတ်သော။ အာနာပါနဿတိ၊ အာနာပါနဿတိသည်။ ဝိက္ခမ္ဘေတိ၊ ပယ်ခွါနိုင်၏။ ...အန္တရဓာယေဝါတိ၊ ကား။ ဘူမိလဒ္ဓေ၊ ဘူမိလဒ္ဓ ကိလေသာသည်။ သဘူမိယံ၊ မိမိဖြစ်ရာ ဥပါဒါနက္ခန္ဓာ ၅-ပါး၌။ အဗ္ဗော-

၁။ အသမူဟတံ။ ။ ဥပမာ-ဒိဋ္ဌိ ဝိပိကိစ္ဆာသည် သောတာပတ္တိမဂ် မဥပါဒ်မီက ထိုပုဂ္ဂိုလ်၏သန္တာန်၌ ဘင်ဇဏဝယ် ချုပ်သွားသော်လည်း နောင်တဖန် မဖြစ်ခြင်းသို့ မရောက်စေအပ်သေး၊ ထိုသို့ မရောက်စေအပ်သေးသည်၏အဖြစ်ဖြင့် မပယ်နုတ်အပ်သော ကြောင့် “အသမူဟတံ” ဟု ဆိုသည်။ အခြားကိလေသာများလည်း နည်းတူ။

၂။ အဂ္ဂိအာဟိတော။ ။ “အာဟိတောတိ အာဘတော (ဆောင်ယူအပ်သော) ဇာလိတော ဝါ (တနည်း-တောက်ပစေအပ် ဖြိုထွန်းအပ်သော)” ဟု သုတ္တနိပါတ်- ဓနိယသုတ်အဋ္ဌကထာ ဖွင့်၏။ ပထမနည်း၌ “အာပုဗ္ဗ ဓာဓာတ်၊ ဓ-ကို ဟ၊ အာကို ဣပြ” ဟု သိစေ၏။ ဒုတိယနည်း၌ “အာ+ဟုဓာတ်” ဟု ဆိုလို၏။ ဟုဓာတ်သည် မီးပူဇော်ခြင်း အနက်ကိုလည်း ဟော၏။ ဤပုဒ်၌ “အာဟိတော+အဂ္ဂိ” ဟု ဆိုလို လျက် ဝိသေသနနောက်ချ၍ “အဂ္ဂိအာဟိတော” တနည်း “အဂ္ဂါဟိတော” ဟု ဆို အပ်သကဲ့သို့၊ ဤ၌လည်း “လဒ္ဓုဘူမိ” ဟု ဆိုလိုလျက် “ဘူမိလဒ္ဓ” ဟု ဆိုထားသည် -ဟူလို။

စွန့်၊ မပြတ်စဲသေးမီ။ ဝိစိန္တိတော၊ ဖြတ်၍။ ဣတိ အတ္ထော။... အနတိတံ၊ အတိတ်လည်း မဟုတ်သော။ အနနာဂတံ၊ လည်းမဟုတ်သော။ ခဏတ္တယေကဒေသဂတမ္ပိ၊ ခဏ ၃-ပါးအပေါင်း၏ တစိတ်တဒေသ၌ ဖြစ်သည်လည်း ဖြစ်သော။ ဥပ္ပဇ္ဇမာနံ၊ ဥပါဒ်ဆဲစိတ်ကို။ ခဏတ္တယဂတန္တိ၊ ဟူ၍။ ဝုတ္တံ။

ဒေသနာယ၊ ဒေသနာတော်၏။ ပဓာနေန၊ ပဓာနအဖြစ်ဖြင့်။ ဂဟိတော၊ ယူအပ်သော။ အတ္ထော၊ အနက်ကို။ သီသန္တိ၊ သီသ ဟူ၍။ ဝုစ္စတိ၊ ၏။ ဟိ၊ မှန်။ ဒေသေတဗ္ဗံ၊ ဟောထိုက်သော။ လောကီယဓမ္မံ၊ လောကီတရားသို့။ ပတော၊ ဒေသနာအစဉ်အားဖြင့် ရောက်၍။ ဒေသနာယ၊ ၏။ စိတ္တံ၊ စိတ်ဟူသော အနက်သည်။ ပုဗ္ဗင်္ဂမံ၊ သည်။ ဟောတိ၊ ၏။ ဝါ၊ တနည်း။ ဓမ္မသဘာဝံ၊ စိတ်ဟူသော တရား၏ခေါင်းဆောင်ဖြစ်ခြင်း သဘောကို။ သန္ဓာယ၊ ၍။ ဧတံ၊ ဤ စိတ္တံ ဥပ္ပန္နံ ဟောတိ ဟူသော စကားကို။ (ဘဂဝတာ) ဝုတ္တံ။

သဗ္ဗေပိ၊ ကုန်သော။ အကုသလာ၊ ကုန်သော။ ဓမ္မာ၊ စိတ်စေတသိက်တရားတို့ကို။ အကုသလာတိ၊ တို့ဟူ၍။ ဝုတ္တာ၊ ကုန်ပြီ။ စေတနာ၊ စေတနာကို။ (အကုသလာတိ၊ ဟူ၍။ ဝုတ္တာ၊ ပြီ။) ဣတိ၊ သို့။ ဧကေ၊ အချို့သော ပဒကာရ ဆရာတို့သည်။ (ဝဒန္တိ။) ရာဂါဒယော၊ ကုန်သော။ ဧကန္တအကုသလာ၊ ဧကန် အကုသိုလ်ဖြစ်ကုန်သော။ (ဓမ္မာ၊ တရားတို့ကို။) အကုသလာဘာဂိယာတိ၊ တို့ဟူ၍။ (ဝုတ္တာ။) ဖဿာဒယောပိ၊ ကုန်သော။ (ပိဖြင့် ရာဂါဒယောကို ဆည်း။) တပုက္ခိကာ၊ ထို အကုသိုလ်၏ အသင်းအပင်း၌ဖြစ်ကုန်သော။ (ဓမ္မာ၊ တရားတို့ကို။) အကုသလပက္ခိကာတိ (ဝုတ္တာ)။

မနော။ ပ။ ဥပ္ပဇ္ဇတိတိ၊ ကား။ သဟဇာတော၊ သမ္ပယုတ်တရားတို့နှင့် တကွ ဖြစ်သည်။ (သမာနော)ပိ၊ သော်လည်း။ ဝါ၊ ဖြစ်သည်လည်း ဖြစ်သော။ မနော၊ ကို။ (ဝုတ္ထော-၌ စပ်။) ဝါ၊ သည်။ (ဟောတိ-၌ စပ်။) သမ္ပယုတ္တော၊ သမ္ပယုတ်တရားတို့ကို။ သင်္ဂဏိတော၊ သိမ်းကျုံး၍။ အဓိပတိဘာဝေန၊ အကြီးအကဲ၏ အဖြစ်ဖြင့်။ (အဓိပတိပစ္စည်းကို မဆိုလို။ ဣန္ဒြိယပစ္စည်းဖြင့် အကြီးအကဲ ဖြစ်သည်ကို ဆိုလိုသည်။) ပဝတ္တမာနော၊ ဖြစ်လတ်သော်။ ပဌမံ ဥပ္ပန္နော ဝိယံ၊

၁။ ဓမ္မသဘာဝံ ဝါ။ ။ လောကီတရားဖြစ်သောစိတ် စေတသိက်တို့တွင် စိတ်သည် ပင်ကိုသဘာဝအတိုင်း အားဖြင့် စေတသိက်တို့ထက် ပြဋ္ဌာန်း၏။ ထို့ကြောင့် စိတ်၏ ပင်ကိုသဘောကို ရည်ရွယ်တော်မူ၍ “စိတ္တံ ဥပ္ပန္နံ ဟောတိ” ဟု ဟောတော်မူသည်။ ပြုပထမ နည်းဖြင့် ဒေသနာအရာ၌ ခေါင်းဆောင် ဟု ဆိုလို၏။ ဒုတိယနည်းဖြင့် ပင်ကို သဘောအားဖြင့် ခေါင်းဆောင် ဟု ဆိုလိုသည်။

၂။ ဥပ္ပန္နော ဝိယံ။ ။ ဤ၌ ဝိယဖြင့်ဆိုသောကြောင့် “ပဌမံ ဥပ္ပန္နံ” ကို သဒိသူပစာ ဟု ကြံပါ။ ဤသို့သူပစာ မကြံရသော တနည်းကို ပြလို၍ “အနန္တရပစ္စယမနံ ဝါ” ဟု

ပထမ ဖြစ်သကဲ့သို့။ ဟောတိ။ ၏။ ဣတိ၊ ကြောင့်။ ဧဝံ၊ ဤသို့ မနော
 တေသံ ဓမ္မာနံ ပဌမံ ဥပ္ပဇ္ဇတိဟူ၍။ (သင်္ဂဟကာရေန)။ ဝုတ္တော၊ ပြီ။ သမ္ပယုတ္တာ
 ပိ၊ သမ္ပယုတ်တရားတို့ကိုလည်း။ တဒန္တဝတ္ထနဓာယ၊ ထိုစိတ်သို့ အစဉ်လိုက်
 ခြင်း ရှိကုန်သည်၏အဖြစ်ကြောင့်။ အန္တဒေဝိ အကုသလာဓမ္မာတိ၊ ဟူ၍။
 ဝုတ္တာ၊ ဟောတော်မူအပ်ကုန်ပြီ။ [အကုသလာ၊ ကုန်သော။ ဓမ္မာ၊ တို့သည်။
 အန္တဒေဝိ၊ စိတ်နှင့်အတူတကွသာလျှင်။ ဥပ္ပဇ္ဇန္တိ၊ ကုန်၏။ -ဤပါဠိသည်အဋ္ဌကထာ
 စာအုပ်များ၌ မပါ။ ကျနေဟန်တူ၏။ သို့မဟုတ် ပါဠိတော်ရင်းမှ စုံအောင်သူ
 ၍ဒီကာပြသည်ဟု-သော်လည်း ကြံပါ။] ဝါ၊ တနည်း။ အနန္တရပစ္စယမနံ၊
 အနန္တရပစ္စည်းဖြစ်သော စိတ်ကို။ သန္ဓာယ၊ ၍။ မနောပုဗ္ဗင်္ဂမတာ၊ ကို။ ဝုတ္တာ၊ ပြီ။
 စိတ္တေန နိယတိတိ၊ ဟူသောစကားကို။ အဘိသင်္ခါရဝိညာဏံ၊ အဘိ-
 သင်္ခါရမည်သော စေတနာနှင့်ယှဉ်သော ဝိညာဉ်ကို။ သန္ဓာယ အာဟ။ ဝါ၊
 တနည်း။ တဏှာသမ္ပယုတ္တံ၊ တဏှာနှင့်ယှဉ်သော စိတ်ကို။ (သန္ဓာယာဟ။) ...
 ပဘဿရန္တိ၊ ဟူသော စကားကို။ သဘာဝပဏှရတံ၊ သဘောအားဖြင့် ဖြူစင်
 သည်၏ အဖြစ်ကို။ သန္ဓာယာဟ။ ...အရက္ခိတေတိ၊ ကား။ သတိယာ၊ သတိ
 ဖြင့်။ အနုနယပဋိသဒ္ဓိတိ၊ ရာဂ၊ ဒေါသ အစရှိသည်တို့မှ။ အရက္ခိတေ၊ အပ်
 သော်။ ရာဂါဒိတိ၊ တို့ကြောင့်။ ဗျာပန္နော၊ ဖောက်ပြန်ခြင်းသို့ ရောက်လတ်
 သော်။ တေဟိ ဧဝံ၊ ထို ရာဂ အစရှိသော တရားတို့သည်ပင်။ အဝဿုတေ၊
 စိုစွပ်အပ်သော်။ ...စိတ္တဿ၊ ၏။ ပုဗ္ဗင်္ဂမဘာဝသာဓနေ၊ ပုဗ္ဗင်္ဂမ ၏အဖြစ်ကို ပြီး
 စေခြင်း၌။ အညမညံ၊ သုတ်အချင်းချင်း။ ဗလဒါနဝသေန၊ အားပေးခြင်း၏
 အစွမ်းဖြင့်။ (“ဗလာဓာနဝသေန၊ အားထားခြင်း၏ အစွမ်းဖြင့်”ဟု လည်း
 ရှိ၏။) သုတ္တာနုရက္ခဏံ၊ သုတ်အချင်းချင်းစောင့်ရှောက်ခြင်းကို။ (ဝေဒိတဗ္ဗံ။)
 ဝါ၊ တနည်း။ ဣမ၊ ဤအရာ၌။ ဥပသံဟတာနံ၊ ဆောင်ယူအပ်ကုန်သော။

တနည်းဖွင့်သည်။ အနန္တရပစ္စည်းတပ်သော ရှေးရှေးစိတ်သည် နောက်နောက် စိတ်
 စေတသိက်တို့၏ ရှေးဦးစွာ ဖြစ်သည်-ဟူလို။

၁။ အန္တဒေဝိ။ * “အန္တဒေဝိ အဟိရိကံ အနောတ္တပ္ပံ” ဟူသော မဟာဝဂ္ဂသံယုတ်-
 ပဌမသုတ်၌ “အန္တဒေဝိ သဟေဝံ, န ဝိနာ တေန ဥပ္ပဇ္ဇတိတိ အတ္ထော” ဟု အဋ္ဌ
 ကထာ၌လည်းကောင်း၊ “ဧတံ ဒွယံ အန္တဒေဝိ အန္တာဂတမေဝ” ဟု ဒီကာ၌လည်း
 ကောင်း ဖွင့်၏။ ထို့ကြောင့် ဤ၌လည်း ထိုအတိုင်းပင် အနုကို သဟအနက်ယူပါ။ မရ
 ဌ်ကား “အန္တဒေဝိတိ ဧကန္တေနဝံ” ဟု ဖွင့်၏။ အဘိဓာန် (၁၁၇၄) ၌လာသော
 အနက်တို့တွင် ဧကန္တအနက် မပါသောကြောင့်လည်းကောင်း၊ ပြခဲ့သော သာဓကတို့နှင့်
 မညီသောကြောင့် လည်းကောင်း စဉ်းစားပါ။

၂။ ဣဝေဝါ။ ပ။ ဝေဒိတဗ္ဗံ။ ။ ဤ အဋ္ဌကထာ၌ ဆောင်ပြအပ်သောစိတ်၏ ပုဗ္ဗင်္ဂမ
 ဘာဝသာဓက သုတ်တို့သည် အဘိဓမ္မိကပုဂ္ဂိုလ်တို့ သိအပ်ပြီးဖြစ်သည်မှာ ကြာမြင့်

အဘိဓမ္မိကေဟိ၊ အဘိဓမ္မာဆောင် ထေရ်တို့သည်။ ဝိညာတာနံ၊ သိအပ် ပြီးကုန်သော သုတ်တို့၏။ စိရကာလပွဝတ္တိဝသေန၊ ကြာမြင့်စွာသော ကာလ ပတ်လုံး ဖြစ်ခြင်း၏အစွမ်းဖြင့်။ (သုတ္တာနုရက္ခဏံ၊ ကို။) ဝေဒိတဗ္ဗံ။

ကတရပညံ တုန္တိအာဒိ၊ အစရှိသော စကားသည်။ န ပါဠိအာရဇ္ဇံ၊ ပါဠိ တော်သို့ မတက်ရောက်။ (ပါဠိတော်၌ သင်္ဂါယနာ မတင်အပ်။) ဘဂဝါ၊ သည်။ ဝေ၊ ဤသို့ ကတရပညံ တံ ဘိက္ခု ဟူ၍။ ပုစ္ဆတိ၊ ၏။ ဣတိ၊ သို့။ အဋ္ဌကထာယမေဝ၊ ရှေးအဋ္ဌကထာ၌သာ။ ဝုတ္တံ၊ ဆိုအပ်ပြီ။ ...ပညာ ပန ကိမတ္ထိယာတိ ဣဒံပိ၊ ဟူသော စကားတော်သည်လည်း။ ဧကံ၊ သော။ သုတ္တံ၊ သာဓက သုတ်တည်း။ (ပညာ၊ ပညာသည်။) အဘိညတ္တာ၊ ထူးသောဉာဏ် ဖြင့် သိခြင်းအကျိုးရှိ၏။ ပရိညတ္တာ၊ ပိုင်းခြား၍ သိခြင်းအကျိုးရှိ၏။ ပဟာ- နတ္တာ၊ ပယ်ခြင်းအကျိုးရှိ၏။ ဣတိ၊ သို့။ တဿ၊ ထို ပြဿနာ၏။ ဝိဿဇ္ဇနံ၊ အဖြေသည်။ (ဟောတိ။)

သာတန္တိ၊ ဟူသောစကားကို။ သဘာဝဝသေန၊ သောမနဿဝေဒနာ၏ သဘော၏အစွမ်းဖြင့်။ ဝုတ္တံ၊ ပြီ။ [သောမနဿဝေဒနာက သာယာအပ်သော သဘောရှိသောကြောင့် “သဘာဝဝသေန” ဟု ဆိုသည်။] မဓုရန္တိ၊ ကို။ မဓုရံ ဝိယ၊ ချိုမြိန်သော အရသာနှင့်တူ၏။ ဣတိ၊ သို့။ ဥပမာဝသေန (ဝုတ္တံ)။ ပေါနုဗ္ဗ- ဝိကာတိ၊ ကား။ ပုနုဗ္ဗဝကရဏသီလာ၊ တဖန် ဘဝကိုပြုခြင်း အလေ့ရှိသော။ (ဘဝသစ်ကို ပြုလေ့ရှိသော။ ယာယံ တဏှာ-၌ စပ်။) တတြ တတြ၊ ထိုထို အာရုံ၌။ ဝါ၊ ထိုထို ဘဝ၌။ အဘိနန္ဒနတော၊ အလွန် နှစ်သက်တတ်သည်၏ အဖြစ်ကြောင့်။ နန္ဒိ၊ နန္ဒိ မည်၏။ နန္ဒိဘူတော၊ နှစ်သက်တတ်သည် ဖြစ်၍ဖြစ် သော။ ရာဂေါ၊ စွဲမက်တတ်သော ရာဂတည်း။ နန္ဒိရာဂေါ၊ အလွန်နှစ်သက် စွဲမက်တတ်သော ရာဂ။ နန္ဒိရာဂဘာဝေန၊ အလွန်နှစ်သက် စွဲမက်တတ်သည်၏

လှပြီဖြစ်၏။ ထို့ကြောင့် ထိုသုတ်တို့ကို မပျောက်ပျက်အောင် စောင့်ရှောက်ခြင်းကို “သုတ္တာနုရက္ခဏံ” ဟု ဆိုသည်။

၁။ နန္ဒိရာဂဘာဝေန။ ။ “နန္ဒိရာဂသဟဂတာ” ဟူသော ပါဠိတော်ကို “နန္ဒိရာဂ- ဘာဝေန+သဟဂတာ” ဟု ဖွင့်၏။ ထိုသို့ဖွင့်သဖြင့် နန္ဒိရာဂေန၌ ဘာဝပူဇာန ဘာဝ လောပ ကြိ၍ “အလွန်နှစ်သက် စွဲမက်တတ်သော တဏှာ၏ ဖြစ်ကြောင်းဖြစ်ရာ အလွန် နှစ်သက် စွဲမက်ခြင်း ကြိယာကို အရကောက်ပါ” ဟု သိစေ၏။ ထို ကြိယာနှင့်တကွဖြစ် သော တရားဟူသည်တဏှာပင်ဖြစ်၏။ ဤသို့ “နန္ဒိရာဂသဟဂတာ” ၌ နန္ဒိရာဂမည်သော တဏှာနှင့်ယှက်ဖက် တရားတမျိုးကို မရပဲ နန္ဒိရာဂမည်သော တဏှာကိုသာ ရသော ကြောင့် သဟဂတ သဒ္ဓါသည် တဏှာ၏ နန္ဒိရာဂအဖြစ်ကို ထွန်းပြရုံသာဖြစ်၍ အနက်

အဖြစ်နှင့်။ သဟဂတာ၊ တက္ကဖြစ်သော။ တဏှာ တည်း။ နန္ဒိရာဂသဟဂတာ၊
 ဏှာ။ ဣတိ၊ သို့။ ဧတ္ထ၊ ဤ ပြယုဂ်၌။ သမ္ပယောဂဝသေန၊ သမ္ပယောဂ၏
 အစွမ်းဖြင့်။ (တဏှာနှင့် ယှဉ်ခြင်း၏ အစွမ်းဖြင့်။) သဟဂတာဘဝေါ၊ သဟဂတ
 ၏ အဖြစ်သည်။ န အတ္ထိ။ ဣတိ၊ ကြောင့်။ သဟဂံတသဒ္ဓေါ၊ သည်။ တဏှာယ၊
 ၏။ နန္ဒိရာဂဘာဝံ၊ အလွန်နှစ်သက် စွဲမက်တတ်သည်၏ အဖြစ်ကို။ ဇောတေတိ၊
 ထွန်းပြ၏။ (တသ္မာ၊ ကြောင့်။ တဗ္ဘာဝေတိ၊ ဟူ၍။ ဝုတ္တံ၊ အဋ္ဌကထာ၌ ဆို
 အပ်ပြီ။ ဤသို့ မစုထည့်၍ စပ်၏။) နန္ဒိရာဂဘူတာ၊ အလွန်နှစ်သက် စွဲမက်သည်
 ဖြစ်၍ဖြစ်သော။ (ယာယံ တဏှာ-၌ စပ်။) ဣတိ စ၊ သို့လည်း။ အဿ၊ ထို
 နန္ဒိရာဂသဟဂတာ ပုဒ်၏။ အတ္ထော၊ အဓိပ္ပာယ်အနက်သည်။ (ဟောတိ။)

နိဿယေတိ၊ ကား။ ပါဒကေ၊ အခြေခံဟူသောအနက်၌၊ (ဝေဒိတဗ္ဗော၊
 ၏။)....ရူပါရူပါရမ္မဏံတိ၊ ကား။ ပထဝီကသိဏာဒိ။ ပ။ အာရမ္မဏာနံ၊ ပထဝီ
 ကသိုဏ်း အစရှိသော အာရုံ၊ ကောင်းကင်ပညတ် အစရှိသော အာရုံရှိကုန်သော။
 (သမာပတ္တိနံ-၌ စပ်။)

သံသဋ္ဌေတိ၊ ကား။ ခိရောဒကံ ဝိယ၊ ရေနှင့် နို့ ရည်သည်ကဲ့သို့၊ သံမောဒိ-
 တေ၊ ရောနှောအပ်သော။ ဧကိဘာဝမိဝ၊ တခုတည်း၏ အဖြစ်သို့ကဲ့သို့။
 ဂတေ၊ ရောက်သောအနက်၌။ (ဝေဒိတဗ္ဗော။)

ထူးမရှိသော တဗ္ဘာဝသဒ္ဓါ ဖြစ်ရသည်။ ဆိုလိုရင်းမှာ-“နန္ဒိရာဂသဟဂတာ၊ နန္ဒိရာဂ
 ဖြစ်သော” ဟုသာ အဓိပ္ပာယ်နက် မှတ်ပါ-ဟူလို။ [သစ္စဝိဘင်းအဋ္ဌကထာ၌ကား
 “နန္ဒိရာဂေန” ဟု ဘာဝသဒ္ဓါမပါပဲ ဆိုသောကြောင့် “နန္ဒိရာဂ+သဟ+ဂတာ-နန္ဒိ-
 ရာဂနှင့်တကွ (တရားကိုယ်အားဖြင့် တပါးတည်းအဖြစ်သို့သာ) ရောက်သော” ဟု
 အနက်ဖွင့်သည်။]

မှတ်ချက်။ ။ဒိဋ္ဌိဂတံ စသည်၌ တဗ္ဘာဝ ဟုဆိုလျှင် ဂတအတွက် လုံးလုံး အနက်
 ထူးမရှိ။ ဒိဋ္ဌိပုဒ်၏အနက်ကိုသာ တွဲဖက်ဖြစ်၍ ဟော၏-ဟု အဓိပ္ပာယ်ယူရ၏။ နိဿယ
 အနက်ပေးသောအခါ “ဒိဋ္ဌိဂတ-ဒိဋ္ဌိ” ဟု ပေးရ၏။ ဤနေရာ၌ သဟဂတအတွက်
 နိဿယအနက် ပေးရာ၌ကား “တက္ကဖြစ်သော” ဟု ပေးနိုင်၏။ သို့သော် အရကောက်
 သောအခါ နန္ဒိရာဂကိုသာ ရသောကြောင့် သဟဂတအတွက် အနက် အရကောက်
 သီးခြားမရှိရကား “တဗ္ဘာဝ” ဟု ဆိုသည်။ [မစု၌ “နန္ဒိရာဂဘာဝေန သဟဂတာ”
 ၌ နန္ဒိရာဂဘာဝေန ကို “အဘိန္နဝိသေသန” ဟု ဆို၏။ သဟဂတာကိုလည်း “ဘူတာ”
 ဟု ဖွင့်၏။ “နန္ဒိရာဂ အဖြစ်အားဖြင့် ဖြစ်သော” ဟု အနက်ပေးစေလို၏။]

၁။ သမ္မောဒိတေ။ ။သံပုဗ္ဗ-စုရာဒိ မုဒ-ဓာတ်သည် မိဿန (ရောနှောခြင်း)
 အနက်ကိုဟော၏။ ထို့ကြောင့် “သမ္မောဒိတေ” ဟု ပါဠိရှိပါစေ။ “ဘဂဝတာ
 သဒ္ဓိံ သမ္မောဒိ” ဟူသော ပါဠိတော်များ၌လည်း ဤ မုဒ-ဓာတ်၏ မိဿနအနက်ကို

သဟဇာတေတိ၊ ကား။ သမ္ပယုတ္တသဟဇာတေ၊ သမ္ပယုတ် သဟဇာတဖြစ်
 သော၊ န သဟဇာတမတ္ထေ၊ သဟဇာတမျှမဟုတ်သောအနက်၌။ (ဒိဿတိ-၌
 စပံ။)....ဣဇာပီတိ၊ ကား။ ဣမသ္မိမ္ပိ။ပ။အဓိပ္ပေတောတိ၊ ဟူသော။ ဣမိဿာ
 အဋ္ဌကထာယ၊ ဤ အဋ္ဌကထာ၌။ ယထာဒဿိတသံသဋ္ဌသဒ္ဓေါ၊ အကြင်အကြင်
 ပြုအပ်ပြီးသော သံသဋ္ဌသဒ္ဓါကို။ သဟဇာတေ၊ သဟဇာတ အနက်၌။ အဓိပ္ပေ-
 တော၊ ၎င်း။ ဣတိ၊ ဤသို့ မှတ်အပ်၏။

အရူပံ ရူပေနာတိ၊ ကား။ ပဋိသန္ဓိက္ခဏေ၊ ပဋိသန္ဓေ ခဏ၌။ ဝတ္ထုနာ၊
 ဟဒယဝတ္ထုနှင့်။ (သဟဇာတံ ဟောတိ။ န သံသဋ္ဌံ၊ န သမ္ပယုတ္တံ-၌ စပံ။)

ဥက္ကဋ္ဌနိဒ္ဒေသောတိ၊ ကား။ အနဝသေသင်္ဂဟေန၊ အကြွင်းအကျန် မရှိ
 သော လက္ခဏာလေးပါးလုံးကို သိမ်းကျုံးခြင်းဖြင့်။ ကတော၊ ပြုအပ်သော။
 အတိသယနိဒ္ဒေသော၊ အလွန်ဖြစ်သော လက္ခဏာလေးပါးကို ညွှန်ပြကြောင်း
 စကားတည်း။

ပင် ယူ၍ “သီတောဒကံ ဝိယ ဥက္ခောဒကေန သမ္ပောဒိတံ ဧကိဘာဝံ အဂမာသိ” ဟု
 အဋ္ဌကထာတို့ ဖွင့်ကြသည်။ [မရုဋ္ဌိကာ၌လည်း “သမ္ပောဒိတေ-သုဋ္ဌ၊ မောဒိတေ
 ယုတ္တေတိ အတ္ထော” ဟု ပါဠိမှန်ရှိပါစေ။]

၁။ သဟဇာတေ။ ။ရုပ်အချင်းချင်း တကလောင်တည်းဝယ် အတူဖြစ်ကြရာ၌လည်း
 ကောင်း၊ ပဋိသန္ဓေအခါ ဝတ္ထုရုပ်နှင့် ပဋိသန္ဓေဝိပါက်တို့ အတူဖြစ်ရာ၌ လည်းကောင်း
 “သဟဇာတ” ဟု ဆိုရသော်လည်း ဧကုပ္ပာဒ ဧကနိရောဓ-စသော လက္ခဏာအားဖြင့်
 တကွဖြစ်ကြသည် မဟုတ်သောကြောင့် သမ္ပယုတ္တ ဟု မဆိုနိုင်။ ထိုသို့ သမ္ပယုတ္တမဟုတ်
 ဝဲ တကွဖြစ်သော တရားကို “သဟဇာတမတ္ထ (သဟဇာတ သာမည)” ဟု
 ဆိုသည်။ မတ္ထဖြင့် သမ္ပယောဂကို ကန့်။ “ဣဒံ သုဒံ ဣမာယ ဝီတိယာ သဟဂတံ” ၌
 လာသော သဟဇာတကား ဧကုပ္ပာဒ စသော လက္ခဏာ ၄-ပါးနှင့်အညီ သမ္ပယုတ်ဖြစ်
 သော သဟဇာတတည်း။ ထို့ကြောင့် ထို နာမ် အချင်းချင်း တကွဖြစ်သည်ကို
 “သမ္ပယုတ္တသဟဇာတ” ဟု ဆိုသည်။

၂။ ဣဇာပီတိ။ ။ရှေ့၌ အဋ္ဌကထာဝယ် “ဣမသ္မိမ္ပိ ပဒေ အယမေဝ အတ္ထော အဓိပ္ပေ-
 တော” ဟု ရှိခဲ့၏။ “ထိုကို ဣမဖြင့် ပြန်၍စွဲပါ” ဟု သိစေလို၍ “ဣမသ္မိမ္ပိ ပဒေ အယ
 မေဝ အတ္ထော အဓိပ္ပေတောတိ ဣမိဿာ အဋ္ဌကထာယ” ဟု ဖွင့်သည်။ “အဓိပ္ပေ-
 တော၏ ကံကိုလည်း အတ္ထုဒ္ဓါရ အဖြစ်ဖြင့် ပြုအပ်ပြီးသော သံသဋ္ဌသဒ္ဓါကို ထည့်ပါ”
 ဟု သိစေလို၍ “ယထာဒဿိတသံသဋ္ဌသဒ္ဓေါ” ဟု ဖွင့်သည်။ ဆိုလိုရင်းကား-“သော-
 မနဿသဟဂတ-သဒ္ဓါသည် သံသဋ္ဌအနက်ကို ဟော၏။ ထို သံသဋ္ဌသဒ္ဓါသည်လည်း
 သဟဇာတအနက်ကို ဟော၏” ဟု ဆိုလိုသည်။

အနာဘဠတယေဝါတိ၊ ကား။ ဒိဋ္ဌံ သုတန္တိအာဒိသု၊ ပါဠိရပ်တို့၌။ (ပဿိ တဗ္ဗတာဒယော၊ ပဿိတဗ္ဗတာ အစရှိသည်တို့သည်။) ဒိဋ္ဌတာဒယော၊ ဒိဋ္ဌတာ အစရှိသည်တို့သည်။ (ဟောန္တိ)ဝိယ၊ (တထဒ။) အဘာသိတဗ္ဗတာ၊ မဟော ထိုက်သည်၏ အဖြစ်သည်။ အနာဘဠတာ၊ တာမည်၏။ သဗ္ဗာကဒရေန၊ အလုံး စုံသော အခြင်းအရာအားဖြင့်။ သဒိသဿ၊ သော။ (အသင်္ခါရိက အဖြစ်မှတပါး အားလုံးတူသော။) ဒုတိယစိတ္တဿ၊ ဒုတိယ မဟာကုသိုလ်စိတ်၏။ သသင်္ခါရိက- တာဝစနေန၊ သသင်္ခါရိကအဖြစ်ကို ဟောတော်မူခြင်းကြောင့်။ ဣမဿ၊ ဤ ပဌမ မဟာကုသိုလ်စိတ်၏။ အသင်္ခါရိကတာ၊ အသင်္ခါရိက၏ အဖြစ်ကို။ ဝိညာ- ယတိ၊ သိအပ်သိနိုင်၏။ တသ္မာ၊ ကြောင့်။ (အသင်္ခါရိကအဖြစ်၏ သိနိုင်သည့် အတွက်။) အဘာသိတဗ္ဗတာယ၊ မဟောထိုက်သည်၏ အဖြစ်ကြောင့်။ (အသင်္ခါ ရိကဘာဝေါ၊ ကို။) န ဂဟိတော၊ ပါဠိတော်၌ မယူအပ်။ ဣတိ အတ္ထော၊ သည်။ ယုဇ္ဇတိ၊ သင့်၏။ အဓိပ္ပာယော ပန၊ အဓိပ္ပာယ်သည်ကား။ ပါဠိယံ၊ ၌။ အဘာသိတတ္တာ ဝေ၊ ဟောတော်မူထိုက်သည်၏ အဖြစ်ကြောင့်ပင်။ တတ္ထ၊ ထို(ပဌမ မဟာကုသိုလ်စိတ်ကို ပြရာ)ပါဠိတော်၌။ ဒေသေတဗ္ဗဘာဝေန၊ ဟော ထိုက်သော ပုဒ်၏ အဖြစ်ဖြင့်။ န ဂဟိတော၊ ယူတော် မမူအပ်။ န သင်္ဂဟိတော၊ မသိမ်းယူအပ်။ တဿ၊ ထို အသင်္ခါရိက သဒ္ဓါ၏။ အတ္ထဿ၊ အသင်္ခါရိက အနက်

၁။ ဒိဋ္ဌံ။ပ။အနာဘဠတာ။ ။“အနာဘဠတာယ” ဟူသော အဋ္ဌကထာဝယ် အနာဘဠတာ ဟူသည် အဘယ်နည်း ဟု မေးဖွယ်ရှိသောကြောင့် “အဘာသိတဗ္ဗတာ အနာဘဠတာ”ဟု နိဗ္ဗာန်သည်။ ပါဠိတော်၌ တိုက်ရိုက် ဟောတော် မမူထိုက်သည်၏ အဖြစ် (နောက်၌ “သသင်္ခါရိက”ဟု ဟောတော်မူလတ္တံ့ဖြစ်သောကြောင့် ဤ၌ “အသင်္ခါရိက”ဟု ဟောဖွယ်မလိုခြင်း) သည် အနာဘဠတာ မည်၏။

မေးဖွယ်။ ။အနာဘဠ၌ တ-ပစ္စည်းသည် အတိတ်ကံအနက်ဟော မဟုတ်ပါ သော။ အဘယ့်ကြောင့် အရဟအနက်ဟော တဗ္ဗပစ္စည်းဖြင့် “အဘာသိတဗ္ဗ”ဟု ဖွင့်ရသနည်း ဟု မေး။ အဖြေကား-ဒိဋ္ဌံ သုတံပုဒ်၌ တကယ်မြင်အပ်ပြီး ကြားအပ်ပြီးကို “ဒိဋ္ဌသုတ”ဟု မဆိုလို။ ပဿိတဗ္ဗ-မြင်ထိုက် မြင်ကောင်းသော အာရုံကို “ဒိဋ္ဌ”ဟု လည်းကောင်း။ သောတဗ္ဗ-ကြားထိုက် ကြားကောင်းသော အာရုံကို “သုတ”ဟုလည်း ကောင်း ဆို၏။ ထိုသို့ဆိုရာ၌ တ-ပစ္စည်းသည် ကာလသာမည အနက်နှင့်တကွ အရ- ဟတ္ထ-ကံအနက်ကို ဟောသကဲ့သို့ ဤ၌ တ-ပစ္စည်းလည်း ကာလသာမည အနက်နှင့် တကွ အရဟတ္ထ-ကံ အနက်ကို ဟောသောကြောင့် အနာဘဠကို “အဘာသိတဗ္ဗ”ဟု ဖွင့်နိုင်ပါသည်။ ဥပမာ-အဘိဓမ္မပုဒ်၏ ဝစနတ္ထကိုပြရာဝယ် “ပူဇိတေ”ဟူသောပုဒ်ကို “ပူဇာရဟေ”ဟု ဖွင့်ရာ၌ တ-ပစ္စည်း၏ အရဟ-အနက်ကို ဖွင့်ပြသကဲ့သို့တည်း။] [ကာလဝိသေသာနပေက္ခော ကမ္မသာဓနေော အာဘဠသဒ္ဓေါ ဘာသိတဗ္ဗပရိယာ- ယောတိ ဒေသေန္တော အာဟ အဘာသိတဗ္ဗတာ အနာဘဠတာတိ။-အနု။]

၏။ အဘာဝါ၊ မဖြစ်ခြင်းကြောင့်။ (န ဂဟိတော၊ မယူအပ်သည်ကား။) န၊ မဟုတ်။ ဣတိ၊ သို့။ (ဝေဒိတဗ္ဗော။) အထဝါ၊ ကား။ ပါဠိယံ၊ ဌ။ အနာဘဋ္ဌတယ ဝေ၊ မဟောအပ်သည်၏ အဖြစ်ကြောင့်ပင်။ အဋ္ဌကထာယံ၊ ဌ။ န ဂဟိတော၊ မယူအပ်။ တဿ၊ ထိုအသင်္ခါရိကသဒ္ဓါ၏။ အတ္ထော၊ ကို။ (အဋ္ဌကထာစရိယေဟိ၊ ရှေးအဋ္ဌကထာ ဆရာတို့သည်။) န ဝုတ္တော၊ မဖွင့်ဆိုအပ်။

—နိယမေတွာ ဝါတိ၊ ကား။ ပရတော၊ ဌ။ ဧဝံဝိဓဿေဝ၊ ဤသို့အပြားရှိသည် သာလျှင်ဖြစ်သော ဒုတိယမဟာကုသိုလ်စိတ်၏။ သသင်္ခါရိကဘာဝစနတော၊ သသင်္ခါရိကအဖြစ်ကို ဟောတော်မူခြင်းကြောင့်။ ဣဓ၊ ဤ ပဌမ မဟာကုသိုလ် စိတ်ကိုပြရာ ပါဠိရပ်၌။ တဒဝစနေနေဝ၊ ထို သသင်္ခါရိကအဖြစ်ကို ဟောတော် မူခြင်းဖြင့်ပင်။ အသင်္ခါရိကဘာဝံ၊ ကို။ နိယမေတွာ၊ သတ်မှတ်တော်မူ၍။ (ဣမံ ဓမ္မဒေသနံ အာရဘိ-၌ စပ်။)

မနောဝိညာဏန္တိ ဧတ္ထ၊ ပါဠိ၌။ ဒွါရံ၊ ဒွါရကို။ ဝတ္ထုတိ၊ ဟူ၍။ ဝုတ္တံ၊ ဝါ၊ တနည်း။ ဒွါရေန၊ ဒွါရဖြင့်။ တံ သဟာယဘူတံ၊ ထို ဒွါရ၏ သူငယ်ချင်းဖြစ်၍ ဖြစ်သော။ ဝါ၊ ထို ဒွါရနှင့်အတူ ဖြစ်ဖက် ဖြစ်၍ ဖြစ်သော။ ဟဒယဝတ္ထု၊ ကို။ ဝုတ္တံ၊ ပြီ။

သရသဘာဝေနာတိ၊ ကား။ သကိစ္စဘာဝေန၊ မိမိကိစ္စ ရှိသည်၏အဖြစ်ဖြင့်။ ဟိ၊ မှန်။ အဝိဇ္ဇာ၊ သည်။ သင်္ခါရာနံ၊ တို့အား။ ပစ္စယဘာဝကိစ္စာ၊ ကျေးဇူး ပြုတတ်သည်၏ အဖြစ်ဟူသော ကိစ္စရှိ၏။ ဝါ၊ တနည်း။ အညာသာဓာရဏော၊ အခြားတရားတို့နှင့် ဆက်ဆံခြင်းမရှိသော။ ရသိတဗ္ဗော ဝိညာဟဗ္ဗော၊ သိထိုက် သော။ ဘာဝေ၊ သဘောသည်။ သရသဘာဝေ၊ မည်၏။ အဝိဇ္ဇာသဘာဝေ၊ အဝိဇ္ဇာသဘော။ သင်္ခါရသဘာဝေ၊ သင်္ခါရသဘော။ ဣတိ ဝေမာဒိကော၊ ဤသို့ အစရှိသော သဘောတည်း။ သရသသဘာဝေနာတိပိ၊ ဟူ၍လည်း။ ပါဠိဋ္ဌာ (အတ္ထိ)။ သောယေဝ အတ္ထော၊ ပင်တည်း။ ဝါ၊ တနည်း။ အဝိဇ္ဇာပစ္စယာတိ၊ ဟူ၍။ သရသေန၊ မိမိကိစ္စအားဖြင့်။ (အရူပဓမ္မာ ဒဿိတာ-၌ စပ်။) သင်္ခါ ရာတိ၊ ဟူ၍။ သဘာဝေန၊ မိမိသဘောအားဖြင့်။ (အရူပဓမ္မာ ဒဿိတာ-၌ စပ်။) [ဤ အဓိပ္ပာယ်များကို အဋ္ဌကထာဘာသာသင်္ချာကောသလ ပြထားပြီ။]

၁။ အထဝါ။ ဤနည်း၌ကား အဘဋ္ဌာ တ-ပစ္စည်းသည် ရိုးရာဖြစ်သော အတိတ် အနက်ပင်တည်း။ “အသင်္ခါရိကအဖြစ်ကို ပါဠိတော်၌ ဟောတော်မူအပ်ပြီး မရှိသော ကြောင့်ပင် အဋ္ဌကထာ၌ ထို အသင်္ခါရိကအဖြစ်ကို ရှေးအဋ္ဌကထာဆရာတို့ မယူအပ်။ ထို အသင်္ခါရိကပုဒ်၏ နက်ကို မဖွင့်ဆိုအပ်” ဟူလို။

ကေသမုဋ္ဌာနာဒိဘာ၊ ကေသမုဋ္ဌာန အစရှိသည်တို့၏ အဖြစ်ကို။ ရူပဓမ္မေသု
 ဝေ၊ ရုပ်တရားတို့၌သာ။ ယောဇေတဗျာ၊ ၏။ (ကသ္မာ၊ နည်း။) တေသု၊ ထို
 ရုပ်တရားတို့၌။ တဗျောဟာရဗာဟုလ္လတော၊ ထို ကေသမုဋ္ဌာန စသော အခေါ်
 အဝေါ်၏ များသည်၏ အဖြစ်ကြောင့်တည်း။ အတိတာဒိဘာဝေ၊ အတိတ
 အစရှိသည်တို့၏ အဖြစ်ကို။ ရူပါရူပဓမ္မေသု၊ ရုပ် နာမ်တရားတို့၌။ (ယောဇေ
 တဗျော။) ဝါ၊ တနည်းကား။ စိတ္တစေတသိကနိဗ္ဗာနာနမ္ပိ၊ စိတ်၊ စေတသိက်၊
 နိဗ္ဗာန်တို့၏လည်း။ (ပိဖြင့် ရုပ်ကိုပေါင်း။) ယထာ သဘာဝံ၊ သဘောအား
 လျော်စွာ။ (ယထာသမ္ဘဝံ၊ ဖြစ်သင့်သည် အားလျော်စွာ။) ကေ။ပ။သမုဋ္ဌာန
 တာ၊ ကေသမုဋ္ဌာန်၊ ဒိသမုဋ္ဌာန်၊ နကုတောစိသမုဋ္ဌာန်တို့၏ အဖြစ်ကို။ (ယောဇေ
 တဗျာ၏။) [အဓိပ္ပာယ်ကို အဋ္ဌကထာ ဘာသာဋီကာ၌ ပြထားပြီ။]

အနာပါထဂတတိ၊ ကား။ သုခုမရဇာဒိရူပံ ဝိယ၊ သိမ်မွေ့သော အဏုမြူ၊
 တဇ္ဇာရိမြူ အစရှိသည်တို့၏ အဆင်းကဲ့သို့။ ဝတ္ထုပရိတ္တတာယ၊ ရူပါရုံ၏တည်ရာ
 ဝတ္ထု၏ သေးငယ်သည်၏ အဖြစ်ကြောင့်လည်းကောင်း။ [“သုခုမရဇာဒိရူပန္တိ-
 အဏုတဇ္ဇာရိရူပမာဟ၊ ပရမာဏရူပေ ပန ဝတ္ထုဗ္ဗမေဝ နတ္ထိ။-အနု။] တတ္တာ-
 ယောဂုဋ္ဌေ၊ အလွန်ပူသော သံတော့ခဲပေါ်၌။ ပတိတောဒကဗိန္ဒုရူပံ ဝိယ၊ ကျ
 သော ရေပေါက်၏ အဆင်းကဲ့သို့။ ခဏပရိတ္တတာယ၊ ပဗန္ဓခဏ၏ တိုလျ
 သည်၏အဖြစ်ကြောင့်လည်းကောင်း။ (ရုပ်ကလာပ် အဆက်ဆက်ကို ပဗန္ဓ-ဟု
 ခေါ်၏။ ထို ပဗန္ဓခဏ၏ တိုလျသည်၏ အဖြစ်ကြောင့်။) အတိဒူရတာယ၊
 အလွန်ဝေးသည်၏ အဖြစ်ကြောင့်လည်းကောင်း။ အစွာသန္ဓာဒိဘာယ၊ အလွန်
 နီးသည်၏အဖြစ် အစရှိသည်တို့၏ အဖြစ်ကြောင့်လည်းကောင်း။ အတိတာနာ-
 ဂတတာယ စ၊ အတိတ်အာရုံ၊ အနာဂတ်အာရုံ၏ အဖြစ်ကြောင့်လည်းကောင်း။
 စက္ခာဒိနံ၊ စက္ခု အစရှိသည်တို့၏။ အဂေါစရဂတာ၊ ကျက်စားရာ အာရုံ၏
 အဖြစ်သို့ မရောက်ကုန်သော။ (ရူပါဒယောပိ ဓမ္မာရမ္မဏံ-ဟူသော အဋ္ဌကထာ
 ၌ စပ်။) [အဓိပ္ပာယ်ကို အဋ္ဌကထာဘာသာဋီကာ၌ ပြထားပြီ။]

အနညတ္တဘာဝေန၊ အခြားအာရုံ၌ မဖြစ်ခြင်းကြောင့်။ ဝိသယော၊ ဝိသယ
 ဟူ၍လည်းကောင်း။ တတ္ထ၊ ထိုအာရုံ၌။ စရဏေန၊ များစွာဖြစ်ခြင်းကြောင့်။
 ဂေါစရော၊ ဂေါစရ ဟူ၍လည်းကောင်း။ ဝုတ္တော၊ မိန့်ဆိုအပ်ပြီ။ [အဓိပ္ပာယ်
 ကို အဋ္ဌကထာဘာသာဋီကာ၌ ပြထားပြီ။]

တဗ္ဗိသယနိစ္ဆယေန၊ ထိုအာရုံကို ဆုံးဖြတ်ခြင်းကြောင့်။ မနော၊ မနော
 ဝိညာဉ်သည်။ ပဋိသရဏံ၊ လဲလျောင်းရာတည်း။

အယမတ္ထော၊ ဤ အနက်အဓိပ္ပာယ်သည်။ သိဒ္ဓော၊ ထင်ရှားသည်။ ဟောတိ၊
 (ကသ္မာ၊ နည်း။) အညထာ၊ ဤသို့ မဟုတ်လျှင်။ တေသံ၊ ထို ရူပ စသော

အာရုံတို့၏။ ဓမ္မာရမ္မဏဘာဝေန၊ ဓမ္မာရုံ၏ အဖြစ်ကြောင့်။ ဝါ၊ ဓမ္မာရုံ ဖြစ်သည့်အတွက်။ နေသံ။ပ။ပစ္စန္ဒဘောတိတိဝစနဿ၊ ဟူသော ပါဠိတော် စကား၏။ အနုပပတ္တိတော၊ မသင့်ခြင်းကြောင့်။ (အယမတ္ထော သိဒ္ဓော ဟော တိ။) ဒိဗ္ဗစက္ခု။ပ။ဉာဏေဟံ၊ ဒိဗ္ဗစက္ခုဉာဏ်၊ ဒိဗ္ဗသောတဉာဏ်၊ ဣဒ္ဓိဝိဉာဏ်တို့ ဖြင့်။ ယထာဘူတ္တနယေန၊ အကြင်အကြင် ဆိုအပ်ပြီးသောနည်းဖြင့်။ (ဝတ္ထု ပရိတ္တတယ စသည်ဖြင့် ဆိုအပ်ပြီးသောနည်းဖြင့်။) အနာပါထဂတာနိ၊ ရှေး ရှုကျခြင်းသို့ မရောက်ကုန်သော။ ရူပါဒီနိ၊ ရူပါရုံ အစရှိသည်တို့ကို။ အာလမ္ဗိယ မာနာနိ၊ အာရုံပြုအပ်ကုန်လတ်သော်။ ဝါ၊ သော။ ရူပါဒီနိတို့ကို။ ဓမ္မာရမ္မဏန္တိ၊ ဓမ္မာရုံဟူ၍။ ကတ္ထစိ၊ တစုံဘခုသော ပါဠိရပ်၌။ (မည်သည့်ပါဠိ၌မျှ။) ဝုစ္စမာနာနိ၊ ဟောအပ်သည်တို့ကို။ န ဒိဋ္ဌာနိ၊ မတွေ့မြင်အပ်ကုန်။ ဣတရထာ စ၊ တပါးသော အခြင်းအရာအားဖြင့်ကား။ ဒိဗ္ဗေန။ပ။ပဿတိတိအာဒိသု၊ အစရှိ သော ပါဠိရပ်တို့၌။ (ဝုစ္စမာနာနိ၊ တို့ကို။) ဒိဋ္ဌာနိ၊ တွေ့မြင်အပ်ကုန်ပြီ၊ ဣတိ၊ ကြောင့်။ (“အယံ အတ္ထော၊ သညံ။ သိဒ္ဓော ယေဝ၊ သာ၍ထင်ရှားသည်သာ။ ဟောတိ” ဟု အဋ္ဌကထာ၌ စပ်။)

မနသာ၊ မနောဝိညာဉ်သည်လည်းကောင်း။ ပဉ္စဝိညာဏေဟိ စ၊ ပဉ္စဝိညာဉ် တို့သည်လည်းကောင်း။ ဂဟေတဗ္ဗဘာဝုပဂမနေန၊ ယူထိုက်သည်၏အဖြစ်သို့ ကပ်ရောက်ခြင်းအားဖြင့်။ (ဒိဋ္ဌိသု ဒိဋ္ဌိသု ဒွါရေသု။) အာပါထံ၊ သို့။ အာဂစ္ဆတိ၊ ၏။...ဆနေတောတိ၊ ကား။ ပဋိမုခဘာဝါပါထံ၊ ရှေးရှုသည်၏ အဖြစ်ဟူသော အာပါထသို့။ ဂန္ဓာ၊ ရောက်၍။...ဩသာရကဿ၊ ပါဠိသက်သက်ကို သက် ရောက်စေတတ် (သွင်းချတတ်) သော။ သရဘာဏကဿ၊ သရဘာဏက ပုဂ္ဂိုလ် ၏လည်းကောင်း။ သဒ္ဓံ သုတော-၌ စပ်။)

ပကတိယာ၊ ပင်ကိုအားဖြင့်။ ဒိဋ္ဌာဒိဝသေန၊ ဒိဋ္ဌ အစရှိသည်တို့၏ အစွမ်း ဖြင့်။ အာပါထဂမနဉ္စ၊ ရှေးရှုကျခြင်းသို့ ရောက်ခြင်းကိုလည်း။ (ဝေဒိတဗ္ဗံ-၌ စပ်။) ဘောဇန။ပ။ဥဿာဟာဒီဟိ၊ အစာကြေခြင်း၊ လျှောက်ပတ်သောဥတု၊ လျှောက်ပတ်သောဘောဇဉ်အထူး၊ ဝီရိယကို ကောင်းစွာအားထုတ်ခြင်း အစ

၁။ ဘောဇန။ပ။ဥဿာဟာဒီဟိ။ ။ဤစကားသည် ကလ္လ (ကလျ) ကာယဖြစ်ခြင်း၏ အကြောင်းပြတည်း။ မှန်၏။-ဘောဇနပရိဏာမ (အစာ၏ကောင်းစွာကြေကျက်ခြင်း) ဖြစ်လျှင်လည်းကောင်း၊ ဥတုဘောဇနဝိသေသ (လျှောက်ပတ်သောဥတု၊ ဘောဇဉ်) အထူးကို ရလျှင်လည်းကောင်း၊ ဥဿာဟ (ကာယိကဝီရိယ စေတသိကဝီရိယ) ကို ကျန်းမာရေးလိုက်စားသောအားဖြင့် နည်းမှန်လမ်းမှန် အားထုတ်လျှင် လည်းကောင်း ကလ္လကာယ (ကျန်းမာသောကိုယ်) ဖြစ်၏။

ရုံသည်တို့ကြောင့်၊ ကလုံ၊ ခန့်ကျန်သေး။ (ကာယံ ဝါ၊ ကိုယ် သို့သော်လည်းကောင်း။) ရောဂါနော၊ ရောဂါရှိသော ပုဂ္ဂိုလ်၏။ ဝါတာဒီဟိ စ၊ လေ အစရှိသည်တို့သည်လည်း။ (အာဒိဖြင့် သလိပ်၊ သည်းခြေ၊ သွေးတို့ကို ယူ။) ဥပဒ္ဓုတံ၊ နှိပ်စက်အပ်သော။ ကာယံ ဝါ၊ သို့သော်လည်းကောင်း။ အနုဝတ္တန္တဿ၊ အစဉ်လိုက်သော။ ဝါ၊ အစဉ်လိုက်ခြင်းကြောင့်။ ဇာဂရဿ၊ နိုးသောပုဂ္ဂိုလ်၏။ ဘဝင်္ဂဿ၊ ဘဝင်၏။ စလနပစ္စယာနံ၊ လှုပ်ခြင်း၏ အကြောင်းဖြစ်ကုန်သော။ ကာယိက ။ပ။ ဥပနိဿယာနံ၊ ကာယိက သုခ၊ ကာယိကဒုက္ခ၊ ဥတု

တနည်း။ ။ ဤဟိတ်ကို ပြောင်းပြန် ပြန်လိုက်လျှင် “ဥပဒ္ဓုတကာယ=ဖြစ်ခြင်း၏ အကြောင်းပြုလည်း ဖြစ်နိုင်၏” ဟု အနု မစုတို့ ဖွင့်ကြ၏။ [အထဝါ-ဘောဇန ။ပ။ ဥဿာဟာဒီဟိတိ ဣဒံ ကာယဿ ကလျတာယ ဝိယ ဥပဒ္ဓုတတာယာဒိ ကာရဏ-ဝစနံ။] မှန်၏။-အစာမကြေလျှင်လည်းကောင်း၊ မလျောက်ပတ်သောဥတု ဘောဇဉ်ကို ရလျှင်လည်းကောင်း၊ ဝိရိယ လွန်သွားလောက်အောင် နည်းမှန်လမ်းမှန် ပဟုတ်ပဲ အားထုတ်လျှင်လည်းကောင်း၊ လေ စသော (သလိပ် သည်းခြေတို့ပါ) ပျက်သဖြင့် ခန္ဓာကိုယ်သည် ထို လေ စသည်တို့၏ အနှိပ်စက်ကို ခံရ၍ မကျန်းမမာ ဖြစ်၏။

၁။ အနုဝတ္တန္တဿ၊ ဇာဂရဿ။ ။ အနုဝတ္တန္တံ အန္တပစ္စည်းသည် “ဇယံ (ဇယ-န္တော)၊ အောင်နိုင်သူသည်။ ဝါ၊ အောင်နိုင်ခြင်းကြောင့်။ ငေရံ၊ ရန်ကို။ ပသဝတိ၊ တိုးပွားစေ၏” ။ အန္တပစ္စည်းကဲ့သို့ ဟိတ်အနက်ကိုလည်း ဟော၏။ ထို ပြခွဲသော ကျန်းမာသော၊ သို့မဟုတ်-မကျန်းမာသော ကိုယ်သို့ စိတ်အားဖြင့် အစဉ်လိုက်နေသော ကြောင့် (စိတ်ဝင်စားနေသောကြောင့်) အိပ်မပျော်ပဲ နိုးနေသည်-ဟူလို။ [ဤဇာဂရ-ဿကို “အာပါထဂမနံ” ဟူသော ရှေ့သို့ လှည့်စပ်။ “နိုးသောပုဂ္ဂိုလ်၏ သန္တာန်၌ ရှေးရှုကျရောက်ခြင်း” ဟူလို။]

၂။ ဘဝင်္ဂဿ၊ စလနပစ္စယာနံ။ ။ ဤပုဒ်သည် နောက်၌လာမည့် ဆဋ္ဌိ ဗဟုဝစ-နန္တ ၃-ပုဒ်၏ ဝိသေသနတည်း။ [စလနပစ္စယာနန္တိ ဣဒံ တမ္ဗိသေသနံ။-မစု။] မှန်၏။ “ပကတိယာ။ ပ။ အာပါထ မာဂစ္ဆန္တိ” ဟူသော အဋ္ဌကထာ၌ အာပါထဂမန-အာရုံတို့၏ ရှေးရှုကျခြင်းသို့ ရောက်ခြင်း (ထင်လာခြင်း) သည် ဘဝင်လှုပ်ခြင်း၏ အကြောင်းတည်း။ “အာရုံထင်လာသောကြောင့် ဘဝင်လှုပ်ရသည်” ဟူလို။ ထို ထင်လာခြင်း၏ အကြောင်းများကား နိုးနေသူအတွက် “ကာယိကသုခ ဒုက္ခ ဥတု ဘောဇနာဒိဥပနိဿယ အကြောင်း၊ စိတ္တ ပဏိဒဟန သဒိသာသဒိသာသမ္ပန္နဒဿ-နာဒိ အကြောင်းများ” တည်း။ အိပ်ပျော်နေသူအတွက် ဘာတုက္ခောဘာဒိ အကြောင်း တည်း။ ထို့ကြောင့် အာပါထဂမန၏ အကြောင်းများကိုလည်း ဘဝင်စလန၏ အကြောင်းအဖြစ်ဖြင့် ဤ၌ဆိုထားသည်။ [“ကာရဏကာရဏံပိကာရဏန္တေ ဝ ဝုစ္စတိ” ဟူသော ပရိဘာဝာနှင့် အညီတည်း။]

၃။ ကာယိက ။ပ။ ဥပနိဿယာနံ။ ။ ဤပုဒ်ကို ဝသေန-၌ စပ်ပါ။ [ကာယိက။ပ။ ဘောဇနာဒယော ဝေ+အာပါထဂမနဿ ဥပနိဿယာ တထာ၊ တေသံ ဝသေန ဟေတု ဘူတေန။-မစု။] ကာယိကသုခ ကာယိကဒုက္ခနှင့် သပ္ပာယ်ဖြစ်-မဖြစ်သော

ဘောဇဉ် အစရှိသော အားကြီးသော မှီဆူအကြောင်းတို့၏။ (ဝသေန၊ အစွမ်းကြောင်းလည်းကောင်း။) စိတ္တံ။ပ။ပစ္စယာနံ။ စိတ်ကို ရှေးရှုထားခြင်း၊ တူသောအာရုံကို မြင်ရခြင်း၊ မတူသောအာရုံကိုမြင်ရခြင်း၊ ထို အာရုံနှင့်စပ်သော အာရုံကိုမြင်ရခြင်း အစရှိသော အကြောင်းတို့၏။ (ဝသေန၊ ကြောင့်လည်းကောင်း။) သုတ္တဿ။ အိပ်ပျော်နေသော ပုဂ္ဂိုလ်၏။ သုပိနဒဿနေ။

ဥတု ဘောဇဉ်သည် မနောဒွါရ၌ အာရုံထင်ထာဖွဲ့ရန် (အာရုံထင်သဖြင့် ဘဝင်လှုပ်ဖို့ရန်) အားကြီးသော အကြောင်းများ ဖြစ်ကြ၏။ မှန်၏-ချမ်းသာ ဆင်းရဲ တမျိုးမျိုး တွေ့ကြုံလာလျှင် တောင်တွေးမြောက်တွေးနှင့် အာရုံအမျိုးမျိုး ထင်လာတတ်ကြ၏။ ဥတု ဘောဇဉ် အကောင်း အဆိုး တွေ့ရပြန်လျှင်လည်း ထို့အတူပင် ထင်လာတတ်ကြသည်။

၁။ စိတ္တံ။ပ။ဒဿနာဒိ ပစ္စယာနံ။ ။ဤပုဂ္ဂိုလ်လည်း “ဝသေန”၌ စပ်ပါ။ [စိတ္တံ ပဏိဒဟနဉ္စ ရူပါဒိနာ သဒိသာသဒိသံ သမ္ပန္နံ၊ တဿ ဒဿနာဒိ စ တထာ၊ အာဒိ-သဒ္ဓေန သဝနာဒယော သင်္ဂဏာတိ၊ စိတ္တပဏိဒဟနံ ။ပ။ ဒဿနာဒယော ဧဝ ပစ္စယာ တထာ၊ တေသံ ပစ္စယာနံ ဝသေန ဟေတုဘူတေန။-မရ။] ဤအဖွင့်များသည် “ပကတိ မြင်အပ်ဖူးသော အာရုံ-စသည်တို့၏ အစွမ်းကြောင့် မနောဒွါရ၌ အာရုံထင်လာပုံကို ပြသော အဖွင့် ဟု သတိပြုပါ။ ထို့ကြောင့်....

- “ စိတ္တပဏိဒဟနံ ” ဟူသည် မြင်အပ် ကြားအပ် တွေ့သိအပ်ဖူးသော အာရုံ၌ ပြန်၍ စိတ်ထားခြင်း စိတ်ညွတ်ခြင်းတည်း။
- “ သဒိသဒဿနံ ” ဟူသည် ရှေးက မြင်အပ် ကြားအပ် တွေ့သိအပ်ဖူးသော အာရုံနှင့် တူသောအာရုံကို မြင်ရခြင်း (ထိုသို့ မြင်ရသည့်အတွက် ရှေးကအာရုံကို ပြန်၍ သတိရခြင်း) တည်း။
- “ အသဒိသဒဿနံ ” ဟူသည် ဒိဋ္ဌ စသော အာရုံနှင့် မတူသော အာရုံကို မြင်ရခြင်းတည်း။ [စိတ်သည် အလွန်ဆန်းကြယ်လျှင်မြန်၏။ ရုပ်ချောသူကို မြင်ရလျှင် ထို အရုပ်နှင့် လုံးလုံးမတူသော အရုပ်ဆိုးသူကို ပြန်၍ သတိရတတ်၏။]
- “ သမ္ပန္နဒဿနံ ” ဟူသည် ရှေးက တွေ့အပ်ဖူးသော အာရုံနှင့် ဆက်သွယ်နေသော အာရုံကို ယခု တွေ့ရခြင်းတည်း။ ဥပမာ-ရှေးက သားကို မြင်ခဲ့ဖူး၏။ ယခု သူ၏ အဘကို မြင်ရသောအခါ ထိုသူ၏သားကို ပြန်၍ အမှတ်ရခြင်းမျိုးတည်း။

၂။ သုတ္တဿ စ။ ။ဤ သုတ္တဿကို ဇာဂရဿနှင့် တွဲဖက် ဟု မှတ်ပါ။ စ-ဖြင့် “နိုး” နေသူ၏စိတ်၌သာ ထင်လာသည် မဟုတ်သေး။ အိပ်ပျော်နေသူ၏ စိတ်၌လည်း ထင်လာသည်-ဟု ဆည်းပေါ်။ အိပ်ပျော်နေသူမှာလည်း အိပ်မက်မက်သော အခါ၌ အာရုံထင်လာ၏။ အိပ်မက်မက်ခြင်း၏ အကြောင်းကား-သွေး လေ စသော ဓာတ်တို့၏ ချောက်ချားခြင်းတည်း။ အာဒိဖြင့် ပါရာဇိကဏ် ပဌမသံဃာဒိသေသံ စသည်၌လာသော ဒေဝတောပသံဟာရ စသည်ကိုယူ။ နတ်တို့၏ ဆောင်ပြုခြင်း (နတ်တို့က အိပ်မက်ပေးခြင်း) စသည်ကြောင့်လည်း အိပ်မက် မက်တတ်သည်-ဟုလို။

အိပ်မက်ကို မြင်ရာအခါ၌။ ဓာတုက္ခောဘာဒိပစ္စယာနံ၊ ဓာတ်ချောက်ချားခြင်း အစရှိသော အကြောင်းတို့၏။ ဝသေန စ၊ ကြောင့် လည်းကောင်း။ ဝေဒိတဗျံ၊ ၎င်း။

[ဥဘယသမ္ပန္န၏သရုပ်ကို ပြလို၍ “အဒိဋ္ဌဿ” စသည် မိန့်။] အဒိဋ္ဌဿ၊ မတွေ့အပ်ဖူးသော။ အသုတဿ၊ တဆင့်စကား မကြားအပ်ဖူးသော။ ပံသာဒဒါတုကာမတာဝတ္ထုဿ၊ ကြည်ညိုခြင်း၏ တည်ရာဝတ္ထု၊ ပေးလှူခြင်းငှာ အလိုရှိသူ၏ အဖြစ်၏ တည်ရာဝတ္ထုဖြစ်သော။ အနာဂတဗုဒ္ဓရူပါဒိနော၊ အနာဂတ် ဘုရားရှင်၏အဆင်းတော် အစရှိသည်၏။ (တံ သဒိသတာဝယ် တာ-၌ စပ်။) တံ သဒိသတာသင်္ခါတေန။ ထို ဒိဋ္ဌ သုတနှင့် ဟူသည်၏အဖြစ် ဟု ဆိုအပ်သော။ ဒိဋ္ဌ သုတသမ္ပန္နေနော၊ ဒိဋ္ဌ သုတနှင့် ဖပ်ခြင်းကြောင့်သာလျှင်။ (အာပါကမာဂစ္ဆန္တိ-၌ စပ်။) ဧကဝလံ၊ သက်သက်။ တံ သဒိသတာဝ၊ ထို ဒိဋ္ဌ သုတနှင့် တူသည်၏ အဖြစ်သည်သာလျှင်။ ဥဘယသမ္ပန္နော၊ ဥဘယသမ္ပန္န သည်။ န၊ မဟုတ်သေး။ ကိန္တု၊ စင်စစ်ကား။ တဗ္ဗိပက္ခတာပ၊ ဒိကော စ၊ ထို ဒိဋ္ဌ သုတ အာရုံ၏ ဆန့်ကျင်ဘက်၏အဖြစ်၊ ထို ဒိဋ္ဌ သုတအာရုံ၏ တစိတ်တဒေသ၏အဖြစ်၊ ထို ဒိဋ္ဌ သုတအာရုံနှင့် ဆက်သွယ်သည်၏အဖြစ် အစရှိသည်လည်း ဖြစ်သော။ (ဥဘယသမ္ပန္နော၊ ကိ။) ဝေဒိတဗျော။

ကေနစိ၊ တစုံတယောက်သည်။ ဝုဒ္ဓတ္ထ၊ ပြောဆိုအပ်သော်။ ဝါ၊ ပြောဆိုအပ်သော။ ကိသ္မိဉ္စိ၊ တစုံတခုသော အကြောင်းအရာကို။ သုတေ၊ ကြားအပ်သော်။ အဝိစာရေတွာ၊ မစိစစ်တော့ပဲ။ သဒ္ဓဟနံ၊ ယုံကြည်ခြင်းသည်။ သဒ္ဓာ၊ သဒ္ဓာ မည်၏။ သယမေဝ၊ ကိုယ်တိုင်သာလျှင်။ တံ၊ ထို အကြောင်းအရာကို။ ဝိစာရေတွာ၊ စိစစ်ပြီး၍။ ဝါ၊ ပြီးမှ။ ရောစနံ၊ နှစ်သက်ခြင်းသည်။ ရုစိ၊ ရုစိမည်၏။ ဧဝံ ဝါ၊ ဤ အခြင်းအရာအားဖြင့် သော်လည်း။ ဘဝိဿတိ၊ ဖြစ်

၁။ တံ သဒိသတာပ။ တာဒိကော စ။ ။ တေန ဒိဋ္ဌသုတေန ဗုဒ္ဓရူပါဒိနာ+သဒိသော တံသဒိသောပ။ တဗ္ဗိပက္ခတာ-တပ္ပဋိပက္ခတာ၊ ဟီနေ ဟီ ရူပေ သဒ္ဓေ ဒိဋ္ဌေ သုတေ ပဏီတပ္ပဋိပက္ခဝသေန မနောဒ္ဓါရေ အာပါထမာဂစ္ဆန္တိ၊ တေသံ ဒိဋ္ဌသုတာနံ ဧကဒေသော တဒေကဒေသော၊ ပဗ္ဗတာဒိနံ ဟီ ဧကဒေသေ ဒိဋ္ဌေ သုတေ အဝသေသော ဤဒိသော (ဤကဲ့ သို့သော တောင် စသည်သည်) မနောဒ္ဓါရေ အာပါထမာဂစ္ဆတိ၊ တံသမ္ပယုတ္တတာဒိကော-တပ္ပဋိဗဒ္ဓာဒိကော ။ တပ္ပပါဒါဒိလက္ခဏံ ဟီ သရလက္ခဏံ စ ပဿန္တဿ သုဏန္တဿ စ အဝသေသလက္ခဏံ တပ္ပဋိဗဒ္ဓတာယ သုဘာဒိတော ဥပဋ္ဌာတိတိ ဝေဒိတဗ္ဗံ။ [မဟာပုဂ္ဂိုလ်လက္ခဏာ စသည်ကဲ့သို့ လှပသော ကောင်းသော အမှတ်အသားကို လက္ခဏာ ဟု ဆိုထားဟန်တူသည်။] အာဒိသဒ္ဓေန တံ ဌာနာဒိ (ထို၏တည်ရာ အစရှိသည်ကို) သင်္ဂဏာတိ။ -မရ။

လတ္တံ့ ။ ဝါ၊ ဖြစ်စရာရှိ၏။ ဧဝံ ဝါ ဘဝိဿတိ။ ဣတိ သို့။ အာကာရဝိစာရဏံ၊ အခြင်းအရာကို စိစစ်ခြင်းသည်။ အာကာရပရိဝိတက္ခော၊ မည်၏။ ဝိစာရေန္တဿ၊ စိစစ်သော ပုဂ္ဂိုလ်၏။ ကတ္တစိ၊ တစုံတခုသောအနက်၌။ ဒိဋ္ဌိယာ၊ ဉာဏ်ဖြင့်။ နိဇ္ဈာနက္ခမနံ၊ ရှုကြည့်ခြင်းကြောင့် နှစ်သက်ခြင်းသည်။ ဒိဋ္ဌိနိဇ္ဈာနက္ခန္ဓိ၊ မည်၏။

ဂေရုက . ဟရိတာလညနာဒိဓာတူသု၊ သဘောဂ္ဂေနီ၊ ဆေးဒန်း၊ မျက်စဉ်း အစရှိသော ဓာတ်တို့တွင်။ (အညတရံ။ ပ။ ဥပ္ပဇ္ဇတိ-၌ စပ်။) ... သုဘဂ္ဂဟဏဿ၊ သုဘ ဟု ယူခြင်း၏။ နိမိတ္တံ၊ အမှတ်အသားတည်း။ ဝါ၊ အကြောင်းတည်း။ သိုဘ်နိမိတ္တံ၊ သုဘ ဟု ယူခြင်း၏အမှတ်အသား။ ဝါ၊ အကြောင်း။ တံ၊ ထိုအာရုံ သည်။ သုဘနိမိတ္တတ္တာ၊ သုဘ ဟု ယူခြင်း၏အကြောင်း၏ အဖြစ်ကြောင့် လည်းကောင်း။ ရဇနိယတ္တာ စ၊ တပ်မက်ဖွယ်၏ အဖြစ်ကြောင့်လည်းကောင်း။ လောဘဿ၊ ၏။ ဝတ္ထု၊ တည်ရာသည်။ (ဟောတိ နနု၊ လော။)

နိယမိတဿ၊ အမြဲ သတ်မှတ်အပ်ပြီးသော။ စိတ္တဿ၊ စိတ်၏။ ဝသေန၊ ကြောင့်။ နိယမိတဝသေန၊ ကြောင့်လည်းကောင်း။ ဣတရေသု၊ ကုန်သော။ ဒိဋ္ဌိသု၊ ၂-ပါးကုန်သော ပရိကာမိတ သမုဒါစာရတို့၌။ ဧဝံ၊ ဤအတူတည်း။ [ဤ ၃-ပုဒ်လုံး၌ စိတ်ကိုချည်း အရကောက်ပါ-ဟူလို။] အာဘောဂေါ၊ နှလုံး သွင်းခြင်းသည်။ အာဘုဇိတံ၊ မည်၏။ [အာဘုဇိတ အရ နှလုံးသွင်းခြင်းကိုရိယာ ကို အရကောက်ပါ-ဟူလို။]

ဒေါသဗဟုလာ၊ များသောဒေါသ ရှိသူတို့သည်။ လူပုဂ္ဂလော၊ ကြမ်းတမ်း သော ပုဂ္ဂိုလ်တို့တည်း။ အဒေါသဗဟုလာ၊ များသော အဒေါသရှိသောပုဂ္ဂိုလ် တို့သည်။ သိနိဒ္ဓပုဂ္ဂလော၊ ပြေပြစ်ညက်ညောသော ပုဂ္ဂိုလ်တို့တည်း။ တဒဓိမုတ္တ- တာတိ၊ ကား။ ပီတိနိဒ္ဓစိတ္တတာ၊ ပီတိ၌ ညွတ်ကိုင်သောစိတ် ရှိသူ၏အဖြစ် တည်း။ ပီတိယာ၊ ၏။ ဝါ၊ က၊ သောမနဿ ဝိပ္ပယောဂါ သမ္ဘဝတော၊ သောမနဿနှင့် မယှဉ်ခြင်း၏ မဖြစ်သင့်ခြင်းကြောင့်။ ဣမေဟိပိ ကာရဏေဟိ၊ ကြောင့်လည်း။ ဧတ္ထ၊ ဤ ကုသိုလ်စိတ်ဖြစ်ရာ၌။ သောမနဿ သဟဂတဘာဂေါ၊ ကို။ ဝေဒိတဗ္ဗော၊ ၏။ ဣတိ အဓိပ္ပာယော။

ဇီဝိတဝုတ္တိယာ၊ အသက်မွေးခြင်း၏။ အာယတနဘာဝတော၊ အကြောင်း ၏အဖြစ်ကြောင့်။ ဟတ္ထာရောဟာဒိသိပ္ပမေဝ၊ ဆင်စီးအဟတ် အစရှိသော အတတ်သည်ပင်။ သိပ္ပာယတနံ၊ မည်၏။ ကသိဝါဏိဇ္ဇာဒိကမ္မမေဝ၊ လယ်လုပ် ခြင်း၊ ကုန်ရောင်းခြင်း အစရှိသော အလုပ်သည်ပင်။ ကမ္မာယတနံ၊ မည်၏။ အာယုဝေဒါဒိဝိဇ္ဇာ ဝေ၊ အသက်အပိုင်းအခြားကို သိကြောင်း အစရှိသော အတတ်သည်ပင်။ (သက်ကြည့်ဗေဒင် အစရှိသော အတတ်သည်ပင်။) ဝိဇ္ဇာဋ္ဌာနံ၊ ၏။

အဗျာပဇ္ဇေတိ၊ ကား။ ဒေါမနဿ ဗျာပါဒရဟိတေ၊ ဒေါမနဿ ဟူသော ဗျာပါဒမှ ကင်းသော။ ရူပဘဝေ၊ ရူပဘဝ၌။ (ဥပ္ပန္နဿ ဝါပိ-၌ စပ်။) ဓမ္မ- ပဒါတိ၊ ကား။ ဓမ္မကောဋ္ဌာသာ၊ တရားအစုတို့သည်။ ပိလဝန္တိတိ၊ ကား။ ဥပ္ပဟန္တိ ပဒိဿန္တိ၊ ဉာဏ်အား ထင်လာကုန်၏။... ယောဂါတိ၊ ကား။ ဘာဝနာ- ဘိယောဂါ၊ ဘာဝနာကို လွန်စွာကြိုးကုတ် အားထုတ်ကြောင်းဖြစ်သော။ သမာဓိတော၊ သမာဓိကြောင့်။ (သမာဓိတောဖြင့် ဝီရိယကို ကန့်)။

ဝတ္ထုဝိသဒကိရိယာတိ၊ ကား။ အဗျတ္တိက ဗဟိရာနံ၊ အဗျတ္တိကဗျာဟိရ ဖြစ်ကုန်သော။ ဝတ္ထုနံ၊ ဝတ္ထုတို့၏။ နိမ္မလဘာဝ ကိရိယာ၊ အညစ်အကြေး မရှိကုန်သည်၏ အဖြစ်ကို ပြုခြင်းလည်းကောင်း။ သဒ္ဓါဒိနံ၊ ကုန်သော။ ဣန္ဒြိ- ယာနံ၊ တို့၏။ အညမညာနတိ ဝတ္ထနံ၊ တပါးတပါးကို မလွန်စေခြင်းသည်။ ဣန္ဒြိယသမတ္တ ပဋိပါဒနတော၊ မည်၏။ ဂမ္ဘီရာနံ၊ ကုန်၏။ ဝါ၊ နက်နဲကုန်သည်၏ အဖြစ်ကြောင့်။ ဉာဏေန၊ ဉာဏ်ဖြင့်။ စရိတဗ္ဗာနံ၊ ကျက်စားထိုက်ကုန်သော။ ဝါ၊ တနည်း။ ဂမ္ဘီရဉာဏေန၊ ဖြင့်။ စရိတဗ္ဗာနံ၊ ကုန်သော။ သုတ္တန္တာနံ၊ တို့ကို။ ပစ္စဝေက္ခဏာ၊ ဆင်ခြင်ခြင်းသည်။ ဂမ္ဘီရ။ ပ။ ပစ္စဝေက္ခဏာ၊ မည်၏။

ဝံသောတိ၊ ကား။ အနုက္ကမော၊ အစဉ်အလာတည်း။ တန္တိတိ၊ ကား။ သန္တတိ၊ အဆက်တည်း။ ပဝေဏိတိ၊ ကား။ သမ္ပန္နော၊ အစပ်တည်း။ သဗ္ဗံ သော။ တေ၊ ဤ ဝံသော တန္တိ ပဝေဏိ ဟူသော သဒ္ဓါသည်။ စာရိတ္တကိရိယာ ပဗန္ဓဿ၊ မျိုးရိုး စာရိတ္တဖြစ်သော အပြုအမူ၏ အစဉ်အဆက်ကို။ ဝစနံ၊ ဟောသော သဒ္ဓါတည်း။ စာရိတ္တသီလတ္တာ၊ စာရိတ္တသီလ၏ အဖြစ်ကြောင့်။ သီလမယံ၊ မည်၏။

ဒဿာမိ၊ အံ။ ဣတိ၊ သို့။ ဝစိဘောဒေန၊ စကားလုံး၏ ကွဲပြားခြင်းဖြင့်။ ဝါ၊ နှုတ်မြှက်သဖြင့်။ ဝတ္ထုဿ၊ ဝတ္ထု၏။ ပရိဏတတ္တာ၊ သံဃာ စသည်၏ အထံသို့ ညွတ်ပြီး၏ အဖြစ်ကြောင့်။ တတော၊ ထို နှုတ်မြှက်ပြီးရာ အခါမှ။ ပဋ္ဌာယ၊ ရှိ။ ဒါနံ၊ သည်။ ဝါ၊ ကို။ အာရဒ္ဓံ နာမ၊ အားထုတ်အပ်ပြီး မည်သည်။ ဟောတိ။ ယတော၊ ယင်းသို့ အားထုတ်အပ်ပြီး မည်သည်၏ အဖြစ်ကြောင့်။ တဿ၊ ထို ဝတ္ထုကို။ အတ္တနော၊ မိမိ၏ အထံသို့။ ပရိဏာမနာဒိသု၊ ညွတ်စေခြင်း အစရှိသည် တို့၌။ အာပတ္တိ ဟောတိ။ [ပရိဏတ သိက္ခာပုဒ် ၂-ပါးကို ရည်ရွယ်သည်။]

ဝိဇ္ဇမာနဝတ္ထုသ္မိံ၊ ထင်ရှားရှိသော ဝတ္ထု၌။ စိန္တနကာလတော၊ မှ။ ပဋ္ဌာယ ဒါနံ အာရဒ္ဓံ။ ဣတိ၊ ကြောင့်။ တတ္ထ၊ ထို ထင်ရှားရှိသောဝတ္ထုဝယ် လူမည်

၁။ ဝိဇ္ဇမာနဝတ္ထုသ္မိံ။ ပ။ ဘဇေယျ။ ။ အဋ္ဌကထာ၌ “ဝိဇ္ဇမာနဝတ္ထုသ္မိံ” ဟု ဆို၏။ ထိုသို့ ဆိုခြင်း၌ အဋ္ဌကထာအလိုမှာ “ဝိဇ္ဇမာနဝတ္ထုကို လူမည်” ဟု ကြံစည်မှ ဒါနမယ မနောကံ ဖြစ်သည်။ အဝိဇ္ဇမာနဝတ္ထုကို လူဖို့ရန် ရှာကြံ စီမံနေသော ပုဂ္ဂိုလ်မှာ ကုသိုလ်

ဟု ကြံစည်ရာ၌။ ဒါနမယံ၊ ဒါနမယ ဖြစ်သော။ ကုသလံ ဟောတိ။ ဣတိ၊ ကား။ အဓိပ္ပာယော၊ အဋ္ဌကထာဆရာ၏ အလိုတည်း။ ဟိ၊ မှန်။ (တနည်း-ကသွာ အဓိပ္ပာယော ဟောတိ။) ဟိ(ယသွာ)။ ဒါနဝတ္ထု၊ ဒါနဝတ္ထုကို။ အဝိဇ္ဇမာန-ကမ္မိ၊ ထင်ရှား မရှိပါသော်လည်း။ ဝါ၊ မရှိသည်လည်း ဖြစ်သော။ ဒါနဝတ္ထုကို။ သင်္ခရေန္တဿ၊ ပြုစီမံနေသော ပုဂ္ဂိုလ်၏ (သန္တာန်၌)။ ကုသလံ၊ သည်။ န ဟောတိ၊ မဖြစ်သည်ကား။ န၊ မဟုတ်။ ဣတိ၊ ကြောင့်။ (အဓိပ္ပာယော ဟောတိ။) ပန၊ ဆက်။ တံ၊ ထို ထင်ရှား မရှိသောဝတ္ထုကို ပြုစီမံနေသော ပုဂ္ဂိုလ်၏ ကုသိုလ်သည်။ ဒါနမယဿ၊ ဒါနမယ၏။ ပုဗ္ဗဘာဂေါ၊ ရှေ့အဖို့ တည်း။ ဣတိ၊ ကြောင့်။ တဒေဝ၊ ထို ဒါနမယသို့သာ။ ဘဇေယျ၊ ကပ်ဝင် ရ၏။

အဋ္ဌကထာသံ၊ ရှေး အဋ္ဌကထာ၌။ ဝုတ္တံ။ [“အပရဘာဂေ ကာယေန ဝါ ဝါစာယ ဝါ ကတ္တဗ္ဗံ ကရိယတိတိ ဝုတ္တံ” ၌ ပါသော ဝုတ္တံကို “အဋ္ဌကထာသံ” ဟု အာဓာရထည့်၍ ဖွင့်သည်။]

ကုလဝံသာဒိဝသေနာတိ ဧတံ၊ ဤစကားသည်။ ဥဒါဟရဏမတ္တမေဝ၊ ဥဒါဟရဏ စကားမျှသာတည်း။ (သဒ္ဓါကျမ်းတို့၌ ဥဒါဟရဏ ထုတ်ပြသကဲ့သို့ ဥဒါဟရဏမျှကို ပြသော နိဒဿန စကားတည်း။) အတ္တနာ၊ သည်။ သမာဒိန္န ဝတ္တဝသေန၊ ဆောက်တည်အပ်သော ကျင့်ဝတ်၏ အစွမ်းဖြင့်လည်းကောင်း။ သပ္ပုရိသ။ ပ။ ဝသေန စ၊ သူတော်ကောင်းတို့၏ ကျင့်ဝတ်၊ ရွာသူ-ရွာသား နယ်သူ-နယ်သားတို့၏ ကျင့်ဝတ် အစရှိသည်တို့၏ အစွမ်းဖြင့်လည်းကောင်း။ စာရိတ္တသီလတာ၊ ကို။ ဝေဒိတဗျာ။

သဝတ္ထုကန္တိ၊ ကား။ ဘေရိအာဒိဝတ္ထုသဟိတံ၊ စည်ကြီး အစရှိသော ဝတ္ထု နှင့်တကွ ဖြစ်သည်ကို။ ကတော။ ...ဝိဇ္ဇမာနကဝတ္ထုကန္တိ၊ ကား။ ဘေရိအာဒိ ဝတ္ထု၊ ကို။ စ၊ ဆက်။ ဓမ္မဿဝနသောသနာဒိသု၊ တရားနာချိန်ကို ကြွေးကြော် ခြင်း အစရှိသည်တို့၌။ သဝတ္ထုကံ၊ ဝတ္ထုနှင့်တကွ ဖြစ်သည်ကို။ ကတော။ သဒ္ဓဿ၊ ကို။ ဒါနံ၊ ပေးလှူခြင်းမည်သည်။ သဒ္ဓဝတ္ထုနံ၊ အသံ၏ တည်ရာဖြစ်ကုန်သော။ ဌာနကရဏာနံ၊ ဌာနကရိုက်တို့၏။ သသဒ္ဓပ္ပဝတ္တိကရဏမေဝ၊ အသံနှင့်တကွ ဖြစ်ခြင်းကို ပြုခြင်းပင်တည်း။ ဣတိ၊ ကြောင့်။ တဿ၊ ထို တရားနာချိန်ကို

စိတ် မဖြစ်ဟု မဆိုနိုင်ပါ။ ထို့ကြောင့် ဒါနမယ အခန်းဖြစ်၍ ဒါနမယ ဖြစ်လောက် သော ဝိဇ္ဇမာနဝတ္ထုကို ပြရပါသည်။ လှူဖို့ရန်ကြံစည်၍ စီမံနေခိုက် စေတနာမှာ ပုဗ္ဗ-ဘာဂ စေတနာ (ပုဗ္ဗစေတနာ) ဖြစ်သောကြောင့် ဒါနမယ စသော ၃-မျိုးတွင် တမျိုးမျိုးသို့သွင်းလျှင် ဒါနမယသို့သာ ကပ်ဝင်ပါသည်။

ကြေးကြော်သော ပုဂ္ဂိုလ်၏။ စိန္တနံ၊ ကို။ ဝိဇ္ဇမာနဝတ္ထုပရိစ္စာဂေါ၊ ထင်ရှား ရှိသောဝတ္ထုကို စွန့်ကြဲခြင်းဟူ၍။ ဝေဒိတဗျော၊ ၎င်း။

ဣဒါဤကာမာဝစရကုသလ ပဒဘာဇနိ၌။ ရူပါရမ္မဏာဒိဘာဝံ၊ ရူပါရမ္မဏ အစရှိသည်တို့၏ အဖြစ်ကိုလည်းကောင်း။ [ရူပါရမ္မဏံ ဝါ သဒ္ဓါရမ္မဏံ ဝါ စသည်ကို ရည်ရွယ်သည်။] အညတ္ထ၊ အခြားသော သုတ္တန်ပါဠိတော်၌။ တိဏိ ။ပ။ ဝတ္ထုနိတိ၊ ဟူ၍။ ဒါနမယာဒိဘာဝံ စ၊ ဒါနမယ အစရှိသည်တို့၏ အဖြစ် ကိုလည်းကောင်း။ [“ဒါနမယ”စသည်ကို အဘိဓမ္မာ၌ မဟော၊ သုတ္တန်၌သာ ဟောသည်။] အပရတ္ထ၊ ဤ အဘိဓမ္မာဝယ် နောက် နိက္ခေပကဏ္ဍ၌။ ဇာတမေ ။ပ။ ကာယကမ္မန္တိအာဒိနာ၊ ဖြင့်။ ကာယကမ္မာဒိဘာဝံ စ၊ ကိုလည်းကောင်း။ ဝဒန္တော၊ ဟောတော်မူလျက်။ ဝါ၊ သော။ ဓမ္မရာဇာ၊ တရားမင်းဘုရားသည်။ ဘာဇေတွာ ဒဿေသိ။

အပရိယာပနာ စာတိ၊ ကား။ ပရမတ္ထတော၊ အားဖြင့်။ အဝိဇ္ဇမာနတ္တာ စ၊ ထင်ရှားမရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း။ အညာယတနတ္တာ စ၊ ဓမ္မာယတနမ္မတပါး အခြားသော အာယတနတို့၏ အဖြစ်ကြောင့်လည်း ကောင်း။ အသင်္ဂဟိတာ၊ ဓမ္မာယတနဖြင့် မသိမ်းယူအပ်သော တရားတို့သည် လည်းကောင်း။ (ဓမ္မာရမ္မဏံ နာမ-၌ စပ်။)

ပရိဘောဂပစ္စယံ၊ သုံးဆောင်ခြင်းဟူသော အကြောင်းရှိသော။ ပီတိသော- မနဿံ၊ သည်။ ပရိဘောဂရသော၊ မည်၏။ ပန၊ ဆက်။ အယံ၊ ဤ ပရိဘောဂ ရသ ကို။ ရသသမာနတာဝသေန၊ အရသာနှင့် တူသည်၏ အဖြစ်၏အစွမ်းဖြင့်။ ဂဟဏံ၊ ယူခြင်းကို။ ဥပါဒါယ၊ ဉာဏ်ဖြင့်ယူ၍။ ဝါ၊ စွဲ၍။ ရသာရမ္မဏန္တိ၊ ဟူ၍။ ဝုတ္တော၊ သဘာဝတော၊ သဘောအားဖြင့်။ (အစစ်အမှန်အားဖြင့်။ ရသာရမ္မဏန္တိ။) န ဝုတ္တော၊ ဆိုအပ်သည် မဟုတ်။ ပန၊ ဆက်။ သဘာဝေန၊ အားဖြင့်။ ဂဟဏံ၊ ကို။ ဥပါဒါယ၊ ၍။ ဝါ၊ ဉာဏ်ဖြင့်ယူလျှင်။ ပီတိ သောမနဿံ၊ သည်။ ဓမ္မာရမ္မဏမေဝ၊ သည်သာလျှင်။ ဟောတိ၊ ၎င်း။ ဣတိ၊ ကြောင့်။ သုခါဝေဒနာ ဓမ္မာရမ္မဏန္တိ၊ ဟူ၍။ ဝုတ္တံ၊ အဋ္ဌကထာ၌ ဆို အပ်ပြီ။ [သုခါဝေဒနာနှင့် ပီတိသောမနဿံဝယ် သောမနဿ-သည် သဘော တူတည်း။ ရသာရမ္မဏတုန်းက ပြခဲ့သော သောမနဿကိုပင် “ဓမ္မာရုံ”ဟု ဆို ထားသည်-ဟူလို။]

အာရမ္မဏမေဝ၊ သည်သာ။ နိဗဒ္ဓံ၊ မြ၏။ ဣတိ၊ ကြောင့်။ ရူပါရမ္မဏံ ။ပ။ ဓမ္မာရမ္မဏန္တိ ဟူ၍။ ဝေ၊ သို့။ နိယမေတွာ၊ အာရုံဖြင့် သတ်မှတ်၍။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။

ကမ္မဿ အနိဗ္ဗတ္တဘိဝံ၊ ကား။ ကမ္မဿ၊ ဧ။ အနိယတတ္တာ၊ မမြဲသည်၏ အဖြစ်ကြောင့်။ (ဒွါရံ အနိဗ္ဗတ္တံ-၌ စပ်။) ဟိ၊ ဥပမာဆောင် ထင်အောင်ပြအံ။ ရူပါဒိသု၊ တို့တွင်။ ကောရမ္မဏံ၊ တခုသော အာရုံရှိသော။ စိတ္တံ၊ သည်။ အနုညာရမ္မဏံ၊ တပါးသော အာရုံမရှိသည်။ ဟောတိ ယထာ၊ ကဲ့သို့။ ဧဝံ၊ တူ။ ကောယဒွါရဒိသု၊ တို့တွင်။ ကောဒွါရိကကမ္မံ၊ တခုသော ဒွါရ၌ဖြစ်သော ကံသည်။ အညသ္မိံ၊ သော။ ဒွါရေ၊ ၌။ နုပုဇ္ဇတိ၊ မဖြစ်သည်ကား။ န၊ မဟုတ်။ (ဥပုဇ္ဇတိ ဧဝံ။) [ဆိုလိုရင်းကား-အာရုံတို့က မြဲသကဲ့သို့ ကမ္မဒွါရတို့က မမြဲ-ဟူလို။-ဝိသဒိသုပမာတည်း။] တသ္မာ။ ကမ္မဿ၊ ဧ။ ဒွါရနိယမရဟိ-တတ္တာ၊ ဒွါရဖြင့်သတ်မှတ်ခြင်းမှ ကင်းသည်၏အဖြစ်ကြောင့်။ ဒွါရမ္ပိ၊ သည်လည်း။ ကမ္မနိယမရဟိတံ၊ ကံဖြင့်သတ်မှတ်ခြင်းမှ ကင်း၏။ ဣတိ၊ ကြောင့်။ ဣဓ၊ ဤ ပဌမ မဟာကုသိုလ်စိတ်၌။ အာရမ္မဏံ ဝိယ၊ ကိုကဲ့သို့။ နိယမေတွာ၊ ကမ္မဒွါရဖြင့် သတ်မှတ်၍။ န ဝုတ္တံ၊ ဟောတော်မမူအပ်။ စ၊ ဆက်။ ဝိနာ။ ပ။ တေဿပိ၊ ဤပါဠိရပ်၏လည်း။ အတ္ထော၊ ကို။ (ဝေဒိတဗ္ဗော-၌ စပ်။) ကောယကမ္မာဒိသု၊ တို့တွင်။ ဧဝံ၊ သော။ ကမ္မံ၊ သည်။ တေန ဒွါရေန၊ ထို ကောယဒွါရနှင့်။ ဝိနာ အညသ္မိံ ဒွါရေ။ စရတိ ယထာ၊ လှည့်လည်သကဲ့သို့။ ဧဝံ၊ တူ။ ကောရမ္မဏံ၊ သော။ စိတ္တံ၊ သည်။ တေန အာရမ္မဏေန၊ နှင့်။ ဝိနာ။ အာရမ္မဏန္တရေ၊ အာရုံတပါး၌။ န ဥပုဇ္ဇတိ၊ ဣတိ ဝေဒိတဗ္ဗော။ [ဆိုလိုရင်းကား-ကမ္မဒွါရသည် မမြဲသကဲ့သို့ ထိုထို အာရုံရှိသောစိတ်က မမြဲမဟုတ်၊ မြဲသည်-ဟူလို။] ဟိ၊ မှန်။ ဝစိဒွါရေ၊ ၌။ ဥပုဇ္ဇမာနမ္ပိ၊ ဖြစ်သောကံကိုလည်း။ ကောယကမ္မန္တိ၊ ဟူ၍။ ဝုစ္စတိ ယထာ၊ ဆိုအပ်ဆိုနိုင်သကဲ့သို့။ ဧဝံ၊ တူ။ သဒ္ဓါရမ္မဏေ၊ ၌။ ဥပုဇ္ဇမာနံ၊ ဖြစ်သောစိတ်ကို။ ရူပါရမ္မဏန္တိ၊ ဟူ၍။ န ဝုစ္စတိ၊ မဆိုအပ် မဆိုနိုင်။ [ဝိသဒိသုပမာ-ပင်။]

ကောယကမ္မဒွါရကထာအဖွင့်

ဣမဿ ပနတ္ထဿာတိ၊ ကား။ ကမ္မဒွါရနံ၊ ကံ ဒွါရတို့၏။ အညမညသ္မိံ၊ အချင်းချင်း၌။ အနိယတတာယ၊ မမြဲကုန်သည်၏ အဖြစ်ကို။ (ပကာသနတ္ထံ-၌ စပ်။) ဒွါရေ စရန္တိ ကမ္မာနိတိ အာဒိနာ၊ အစရှိသော စကားဖြင့်။ ပကာသနတ္ထံ၊ ငှာ။ (ကထိတာ-၌ စပ်။)

ပဉ္စဝိညာဏာနိတိ ဇတ္ထ၊ ၌။ ဆဋ္ဌဿ၊ သော၊ ဝိညာဏဿ၊ မနောဝိညာဉ်၏လည်းကောင်း။ တဿ၊ ထို မနောဝိညာဉ်၏။ ဒွါရဿ စ၊ မနောဒွါရ၏လည်းကောင်း။ အနုဒ္ဓေသော၊ မညွှန်ပြခြင်းသည်။ ဒွါရဒွါရဝန္တာနံ၊ ဒွါရ

ဒွါရရှိသော စိတ်တို့၏။ (ခြောက်ခုမြောက် မနောဒွါရ, ထို ဒွါရ၌ဖြစ်သော မနောဝိညာဉ်တို့၏။) သဟဘာဝါ၊ တကမဖြစ်ခြင်းကြောင့်တည်း။

နိယတဂ္ဂုပဂ္ဂုပဝသေန၊ မြဲသော ရှုပရုပ်၏ အစွမ်းဖြင့်။ (ခန္ဓာကိုယ်၌ အမြဲ ဖြစ်သော နိပ္ပန္နရုပ်တို့၏ အစွမ်းဖြင့်။) စတုသမုဋ္ဌာနိကကာယာ၊ စတုသမုဋ္ဌာနိက ကာယတို့ကို။ (အာစရိယေဟံ။) ဝုတ္တာ၊ ဆိုအပ်ကုန်ပြီ။ ဣတိ၊ ကြောင့်။ သဒ္ဓု- သာ၊ သဒ္ဓရုပ်ကိုလည်းကောင်း။ ဝိကာရဂ္ဂုပါဒိနဉ္စ၊ တို့ကိုလည်းကောင်း။ (အာဒိ ဖြင့်အာကာသဓာတ်၊ လက္ခဏရုပ်တို့ကို ယူ။) အသင်္ဂဟော၊ မသိမ်းယူခြင်း သည်။ (ဟောတိ။)

ပဌမဇဝနသမုဋ္ဌိတာ၊ ပဌမဇောကြောင့် ဖြစ်သော။ ဝါယောဓာတု၊ သည်။ တသ္မိံ ခဏေ၊ ၌။ ရှုပါနံ၊ တို့၏။ ဒေသန္တရပ္ပတ္တိဟေတုဘာဝေန၊ အရပ်တပါး ၌ဥပါဒ်ခြင်း၏ အကြောင်း၏ အဖြစ်ဖြင့်။ စာလေတုံ၊ လှုပ်ရှားစေခြင်းငှာ။ ယဒိပိ န သက္ကောတိ၊ အကယ်၍မူလည်း မစွမ်းနိုင်ပါပေ။ တထာပိ၊ ထိုသို့ မစွမ်းနိုင် ပါသော်လည်း။ သာ၊ ထို ဝါယောဓာတ်ကို။ ဝိညတ္တိဝိကာရ သဟိတာဝ၊ ဝိညတ်ဟူသော ဝိကာရရုပ်နှင့် တကွဖြစ်၏ ဟူ၍သာ။ ဝေဒိတဗ္ဗာ၊ ၏။ ဟံ၊ မှန်၏။ (တနည်း) ကသ္မာ၊ ကြောင့်။ (သာ ဝိညတ္တိဝိကာရသဟိတာဝ။ ဝေဒိတဗ္ဗာ၊ နည်း။) ဟိ(ယသ္မာ။) ဒသသု၊ ကုန်သော။ ဒိသာသု၊ တို့တွင်။ ယံ ဒိသံ၊ အကြင်အရပ်သို့။ ဂန္တုကာမော၊ ၏။ [အဘိက္ကမာပေတုံ ပဋိက္ကမာ- ပေတုံ စသည်ကို ရည်ရွယ်သည်။] ဝါ၊ တနည်း။ အင်္ဂပစ္စင်္ဂါနိ၊ အင်္ဂါကြီးငယ် တို့ကို။ ခိပိတုကာမော၊ ပစ်ခြင်းငှာ အလိုရှိ၏။ [“သမိဉ္ဇာပေတုံ၊ ပသာရာ ပေတုံ” စသည်ကို ရည်ရွယ်သည်။] တံဒိသာဘိမုခါနေဝ၊ ထိုအရပ်သို့ ရှေးရှု သည်သာလျှင် ဖြစ်ကုန်သော။ ရှုပါနိ၊ ရုပ်တို့ကို။ သာ၊ ထို ဝါယောဓာတ် သည်။ သန္တမ္ပေတိ စ၊ ကောင်းစွာလည်း ထောက်ပံ့၏။ သန္တာရေတိ စ၊ ကောင်းစွာလည်း ဆောင်ထား၏။ ဣတိ၊ ကြောင့်။ တဒဘိမုခဘာဝ- ဝိကာရဝတိ၊ ထို အရပ်သို့ ရှေးရှုသည်၏ အဖြစ်ဟူသော ထူးခြားသော အမှု အရာရှိသည်။ ဟောတိ၊ ၏။ အဓိပ္ပာယသဟဘာဝိ၊ အလိုဆန္ဒနှင့်တကွ ဖြစ် လေ့ရှိသော။ ဝိကာရော စ၊ ထူးခြားသော အမှုအရာသည်လည်း။ ဝိညတ္တိ၊

၁။ ဒေသန္တရပ္ပတ္တိဟေတုဘာဝေန။ ။လှုပ်ခြင်းဟူသည် ရုပ်ကလာပ်တို့၏ မူလဖြစ် ရာ အရပ်မှ အခြားအရပ်၌ နောက်ထပ် ဥပါဒ်ခြင်းတည်း။ ထိုသို့ နေရာပြောင်း၍ ဥပါဒ် ရခြင်းမှာလည်း ရှေးရှေးရှုပ်ကလာပ်တွင် ပါဝင်သော ဝါယောဓာတ်၏ အစွမ်းကြောင့် တည်း။ ထိုသို့ နေရာပြောင်း၍ ပြောင်း၍ ဥပါဒ်ခြင်းကိုပင် လူအများက “လှုပ်ရှားခြင်း” ဟု ထင်မြင်ကြသည်။

ဝိညတ်မည်၏။ ဣတိ၊ ထို့ကြောင့်။ (သာဝိညတ္တိဝိကာရသဟိတာဝ။ ဝေဒိ-
တဗ္ဗာ၊ ၏။)

ဝေဉ္ဇူ ကတော၊ ဤအကြောင်းကြောင့်။ အာဝဇ္ဇနသပိ၊ မနောဒွါရာ-
ဝဇ္ဇန်း၏လည်း။ ဝိညတ္တိသမုဋ္ဌာပကဘာဝေါ၊ ဝိညတ်ကို ဖြစ်စေနိုင်သည်၏
အဖြစ်သည်။ ယထာ။ပ။ဥပ္ပာဒနေ၊ အလိုဆန္ဒအားလျော်စွာ ဝိကာရရုပ်ကို
ဖြစ်စေခြင်းအားဖြင့်။ ဥပပန္နော၊ သင့်လျော်သည်။ ဟောတိ၊ ၏။ ယတော၊
ယင်းကဲ့သို့ သင့်လျော်သည်၏ အဖြစ်ကြောင့်။ ဗာတ္ထိံသ၊ သော။ စိတ္တာနိ၊
စိတ်တို့ကို။ ရူပိရိယာပထဝိညတ္တိဇနကာနိ၊ ရုပ်သာမည၊ ဣရိယာပုထံ၊ ဝိညတ်ကို
ဖြစ်စေတတ်ကုန်၏ဟူ၍။ ဝုတ္တာနိ၊ ကုန်ပြီ။ ဣတိ၊ ဤသို့ မှတ်အပ်၏။
အနေကသဟဿဝါရံ၊ အကြိမ် ထောင်ပေါင်းများစွာ။ ဥပ္ပန္နော၊ ဖြစ်သော
ဝါယောဓာတ်သည်။ ယောဇနံ၊ တယူဇနာရှိသော အရပ်သို့။ ဂတော၊
ရောက်ပြီ။ ဒသ ယောဇနံ၊ ၁၀-ယူဇနာရှိသော အရပ်သို့။ ဂတော၊ ရောက်
ပြီ။ ဣတိ၊ သို့။ ဝတ္တဗ္ဗတံ၊ ဆိုထိုက်သည်၏ အဖြစ်သို့။ အာပဇ္ဇာပေတိ၊
ရောက်စေ၏။

ဝါယောဓာတုယာ။ပ။ဘဝိတုန္တိ၊ ကား။ ထမ္ဘနစာလနေသု၊ ထောက်ပံ့
ခြင်း၊ လှုပ်ရှားစေခြင်းတို့၌။ ဝါယောဓာတုယာ၊ ၏။ ပစ္စယော၊ အကြောင်း
သည်။ ဘဝိတံ၊ ငှာ။ သမတ္ထော၊ သော။ စိတ္တသမုဋ္ဌာန မဟာဘူတာနံ၊
စိတ်ကြောင့်ဖြစ်သော မဟာဘူတ်တို့၏။ ဧကော၊ သော။ အာကာရဝိသေ
သော၊ အခြင်းအရာ အထူးသည်။ အတ္ထိ၊ ၏။ အယံ၊ ဤ အခြင်းအရာ
အထူးသည်။ ဝိညတ္တိ နာမ၊ မည်၏။ [အဋ္ဌကထာ၌ ဝိညတ်ကို ဝါယော
ဓာတ်၏ အာကာရဝိသေသ ဟု ဆို၏။ ဤဋီကာ၌ကား မဟာဘူတ် ၄-ပါး
လုံး၏ အာကာရဝိသေသ ဟု ဆိုသည်။ “အဋ္ဌကထာ၌ လိုရင်းပဓာနကိုသာ
ဆို၍၊ ဋီကာ၌ ပဓာန-အပဓာန ၂-မျိုးလုံးကို ပေါင်း၍ ဆိုသည်”ဟု မှတ်
ပါ။] ဣတိ၊ မှန်။ တေသံ၊ ထို စိတ္တဇ မဟာဘူတ်တို့၏။ တဒါကာရတ္တာ၊ ထို
ထူးသော အခြင်းအရာ ရှိကုန်သည်၏ အဖြစ်ကြောင့်။ ဝါယောဓာတု၊ သည်။
ထမ္ဘေတိ စ၊ ထောက်လည်း ထောက်ပံ့နိုင်၏။ စာလေတိ စ၊ လှုပ်လည်း
လှုပ်ရှားစေနိုင်၏။ ဣတိ၊ ဤသို့ မှတ်အပ်၏။

န စိတ္တသမုဋ္ဌာနာတိ ဧတေန၊ ဖြင့်။ (ဝိညတ္တိယာ၊ ၏။) ပရမတ္ထတော၊
အားဖြင့်။ အဘာဝံ၊ မရှိခြင်းကို။ ဒဿေတိ၊ ၏။ ဣတိ၊ မှန်။ (တနည်း-

၁။ န ဟိ ရူပံ။ပ။အတ္ထိ။ “ပရမတ္ထတော အဘာဝံ ဒဿေတိ”ဟူသော ရှေ့
စကား၏ အကြောင်းပြ ဖြစ်၏။ “န စိတ္တသမုဋ္ဌာနာ”ဟူသော စကားသည် ဝိညတ်၏
ပရမတ္ထရုပ်အစစ် မဟုတ်ကြောင်းကို ပြသောစကားတည်း။ အဘယ်ကြောင့် ထိုသို့

ကသွာ န စိတ္တသမုဋ္ဌာနာတိ ဧတေန ဝိညတ္တိယာ ပရမတ္ထတော အဘာဝံ။
 ဒဿေတိ၊ ဇာ။ ဣတိ။ ဝိညာယတိ၊ နည်း။) ဟိ(ယသွာ။) ရူပံ၊ ရုပ်အစစ်
 မှန်လျှင်။ အပ္ပစွယ်၊ အကြောင်းမရှိသောရုပ်သည်။ န အတ္ထိ။ နိဗ္ဗာနဝဇ္ဇော၊
 နိဗ္ဗာန်သည်ကြည့်အပ်သော။ နိစ္စော၊ မြဲသော။ အတ္ထော စ၊ ပရမတ္ထ သည်
 လည်း။ န အတ္ထိ။ ဣတိ၊ ကြောင့်။ (န စိတ္တသမုဋ္ဌာနာတိဧတေန ။ပ။
 ဒဿေတိ၊ ဣတိ။ ဝိညာယတိ၊ ဇာ။)

ဝိညတ္တိတာယာတိ၊ ကား။ ဝိညတ္တိဝိကာရတာယ၊ ဝိညတ်ဟူသောဝိကာရ၏
 အဖြစ်ကြောင့်။ (စိတ္တသမုဋ္ဌာနာ နာမ ဟောတိ-၌ စပ်။ ဝိညတ္တိယာ၊ ဇာ။) စိတ္တ
 သမုဋ္ဌာနဘာဝေ၊ စိတ္တသမုဋ္ဌာန်၏ အဖြစ်ကို။ (အဓိပ္ပေတော) ဝိယ၊ အလိုရှိအပ်
 သကဲ့သို့။ (ဝေ၊ တူ။) မဟာဘူတဝိကာရတာယ၊ မဟာဘုတ်တို့၏ ဝိကာရ၏
 အဖြစ်ကြောင့်။ ဥပါဒါရူပဘာဝေ၊ စ၊ ဥပါဒါရုပ်၏ အဖြစ်ကိုလည်း။ (ဥပါဒါ
 ရုပ်ဟူသော အမည်ကိုလည်း။) အဓိပ္ပေတော၊ ဇာ။ ဣတိ ဝေဒိတဗ္ဗော။

ကာယိကကရဏန္တိ၊ ကား။ ကာယဒွါရပဝတ္တစိတ္တကိရိယံ၊ ကာယဒွါရ၌
 ဖြစ်သောစိတ်၏ အမှုအရာကို။အဓိပ္ပာယ်၊ အလိုဆန္ဒကို။ ဝါ၊ အကြံကို။
 (ဝိညာပေတိ။) ဣတိ အတ္ထော။ကာရေတိ မညေတိ ဧတေန၊ ဖြင့်။
 (ဝိညာတတ္တံဒဿေတိ-၌ စပ်။) ဝဏ္ဏဂ္ဂဟဏာနုသာရေန၊ အဆင်းကို ယူကြောင်း

သိနိုင်သနည်း။ “န စိတ္တသမုဋ္ဌာနာ”ဟူသော စကားဖြင့် “ဝိညတ်သည် အပစ္စယ
 တည်း”ဟု ဆိုရာရောက်၏။ ရုပ်မှန်လျှင်လည်း အပစ္စယရုပ်ဟူ၍ မရှိ။ ထို့ကြောင့်
 “န စိတ္တသမုဋ္ဌာနာ” ပါ၌ဖြင့် ဝိညတ်၏ ပရမတ္ထရုပ်အစစ် မဟုတ်ကြောင်းကိုပြသည်-
 ဟု သိနိုင်ပါသည်-ဟူလို။

၁။ န ဝ နိဗ္ဗာနဝဇ္ဇော။ပ။အတ္ထိတိ။ ။ဝိညတ်ရုပ်သည် နိဗ္ဗာန်ကဲ့သို့ နိစ္စဖြစ်သော
 အပ္ပစ္စယတရား မဖြစ်နိုင်ပါလော-ဟု ထင်၍မေးဖွယ်ရှိသောကြောင့် “န ဝ” စသည်မိန့်။
 နိဗ္ဗာန်မှတစ်ပါး နိစ္စဖြစ်သော ပရမတ္ထတရားမရှိသောကြောင့် ဝိညတ်ကို အပ္ပစ္စယဟုလည်း
 မဆိုနိုင်ပါ-ဟူလို။

၂။ ဝိညတ္တိတာယာတိ။ ။ “ဝိညတ္တိမဟုလာ၊ ယာစနမဟုလာ”ဟူသော ပါ၌
 ဝိညတ္တိသဒ္ဓါသည် တောင်းခြင်းအနက်ကို ဟောသကဲ့သို့ ဤ၌လည်း တောင်းခြင်းအနက်
 ဟောလေလား-ဟု ယုံမှားဖွယ်ရှိသောကြောင့် “ဝိညတ္တိတာယ”ကို “ဝိညတ္တိဝိကာရ
 တာယ”ဟု ဖွင့်သည်။ ထို ဝိညတ်သည် ပရိယာယ်အားဖြင့် (ဌာနပစာရအားဖြင့်)
 စိတ္တသမုဋ္ဌာန် အမည်ရသကဲ့သို့ မဟာဘုတ်တို့၏ ဝိကာရဖြစ်သောကြောင့် မဟာဘုတ်
 တို့ကို စွဲမှီ၍သာ ထင်ရှားရကား ဥပါဒါရုပ် အမည်ကိုလည်း ရနိုင်သည်။

၃။ ဧတေန။ပ။ဒဿေတိ။ ။ဝိညတ်ကိုသိသော ဝိထိကို ပြရာ၌ (၁) ရူပါရုံကို
 သိသောဝိထိ၊ (၂) ထို အတိတ် ရူပါရုံကိုသိသော တဒနုဝတ္တိက မနောဒွါရဝိထိ၊ (၃)
 ဝိညတ်ကိုသိသော မနောဒွါရဝိထိ၊ (၄) အလိုဆန္ဒ (ဘာဝ) ကို သိသော မနောဒွါရ

ဖြစ်သော စက္ခုဒွါရဝီထိ၊ မနောဒွါရဝီထိကို အစဉ်လိုက်သဖြင့်။ ဂဟိတာယ၊ ယူအပ်သော။ (သိအပ်သော။) ဝိညတ္တိယာ၊ ဝိညတ်ကြောင့်။ ယံ ကရဏံ၊ အကြင် အမှုအရာကို။ (အကြင် အလိုဆန္ဒကို။) ဝိညာတဗ္ဗံ၊ သိနိုင်၏။ တဿ၊ ထို အမှုအရာကို။ (ထို အလိုဆန္ဒကို။) ဝိဇာနနေန၊ သိခြင်းအားဖြင့်။ ဝိညတ္တိယာ၊ ၎င်း။ ဝိညာတတ္တံ၊ သိအပ်သည်၏ အဖြစ်ကို။ ဒဿေတိ၊ ၎င်း။ ဟိ၊ မှန်။ (တနည်း-ကသွာ တဿ ဝိဇာနနေန ဝိညတ္တိယာ ဝိညာတတ္တံ။ ဒဿေတိ၊ ၎င်း။ ဣတိ၊ သို့။ ဝိညာယတိ၊ နည်း။) ဟိ (ယသွာ) ဝိညတ္တိရဟိတေသု၊ ဝိညတ်မှ ကင်းကုန်သော။ ရုက္ခစလနာဒိသု၊ သစ်ပင်လှုပ်ခြင်း အစရှိသည်တို့၌။ သေ(ဧသော)၊ ဤ သစ်ပင်သည်။ ဣဒံ၊ ဤအမှုကို။ ကာရေတိ၊ ပြုစေလို၏။ ဣတိ၊ သို့။ ဝိဇာနနံ၊ သိခြင်းသည်။ န ဟောတိ၊ ဣတိ၊ ကြောင့်။ (တဿ။ပ။ဒဿေတိ။ ဣတိ၊ သို့။ ဝိညာယတိ၊ ၎င်း။)

ဟိ၊ မှန်။ (တနည်း) ဟိ(ယသွာ)။ စက္ခုဝိညာဏဿ၊ စက္ခုဝိညာဉ်၏။ ရူပေ၊ ရူပါရုံ၌။ အဘိနိပါတေတ္တံ၊ ရှေးရှု ကျခြင်းမျှသည်။ ကိစ္စံ၊ ကိစ္စတည်း။ အဓိပ္ပာယသဟဘုနော၊ အလိုဆန္ဒနှင့် တကွဖြစ်သော။ စလနဝိကာရဿ၊ လှုပ်ခြင်းဟူသော ဝိကာရကို။ ဂဟဏံ၊ ယူခြင်းသည်။ (သိခြင်းသည်။) န (ကိစ္စံ)၊ ကိစ္စ မဟုတ်။ [စက္ခုဝိညာဉ်က အလိုဆန္ဒ အဓိပ္ပာယ်ကိုလည်းကောင်း၊ ဝိကာရ-ဝိညတ်ကိုလည်းကောင်း မသိနိုင်-ဟူလို] ပန၊ ထိုသို့ပင် စက္ခုဝိညာဉ်၏ အလိုဆန္ဒနှင့်တကွ ဝိကာရကို သိခြင်းကိစ္စ မရှိပါသော်လည်း။ စိတ္တဿ၊ စိတ်၏။ လဟုပရိဝတ္တိတာယ၊ လျင်မြန်သော အပြောင်းအလဲ ရှိသည်၏ အဖြစ်ကြောင့်။ စက္ခုဝိညာဏဝီထိယာ၊ ၎င်း။ အနန္တရံ၊ အခြားမဲ့၌။ မနောဝိညာဏေန၊ ဖြင့်။ ဝိညာတဗ္ဗံ၊ သိအပ်သည်လည်း ဖြစ်သော။ စလနံ၊ လှုပ်ခြင်းဟူသော ဝိကာရကို။ စက္ခုနာ၊ စက္ခုပသာဒဖြင့်။ ဝါ၊ စက္ခုဝိညာဉ်ဖြင့်။ ဒိဋ္ဌံ ဝိယ၊ မြင်အပ်သကဲ့သို့။ အဝိသေသဝိဒုနော၊ အထူးကို မသိနိုင်သူတို့သည်။ (စက္ခုဝိညာဏဝီထိနှင့် မနောဝိညာဏဝီထိတို့၏ အထူးကို မသိနိုင်ကုန်သော လူပြိန်းတို့သည်။) မညန္တိ၊ မှတ်

ဝီထိ ဟုဝီထိ အစဉ် ၄-မျိုးရှိ၏။ ထိုတွင်-ဝဏ္ဏဂ္ဂဟဏာနုသာရေနဖြင့် ၁-၂-ဝီထိတို့ သို့ အစဉ်လိုက်ပုံကို ပြ၏။ ဂဟိတာယ ဝိညတ္တိယာဖြင့် (၃) ဝီထိကိုပြ၏။ ယံ ကရဏံ ဝိညာတဗ္ဗံ၊ တဿ ဝိဇာနနေနဖြင့် (၄) ဝီထိကိုပြသည်။

ရူပံ ပဌမစိတ္တေန၊ တီတံ ဒုတိယ စေတသာ။
တတိယေန တု ဝိညတ္တိံ၊ ဘာဝံ စတုတ္ထစေတသာ။

၁။ ဂဟဏံ။ ။ “စလန ဝိကာရဿ ဂဟဏံ” စသည်ဖြင့် ဂဟဏ-ဟုလှာသမျှ ယူကြောင်းဝီထိ ဟု မှတ်ပါ။ “ယူ” ဟူသည် ဝီထိစိတ်ဖြင့် သိခြင်းတည်း။ ဂယုတိ ဧတေနာတိ ဂဟဏံ=ယူကြောင်း ဝီထိစိတ်။

ထင်ကြကုန်၏။ တသွာ၊ ကြောင့်။ (ဝိဇာနနံ ဟောတိ-၌ စပိ။) နိလာဘိနိ-
 ပါတဝသပ္ပဝတ္တယ၊ ညိုသော မောရ်၌ ရှေးရှုကျခြင်း၏ အစွမ်းဖြင့်ဖြစ်သော။
 စက္ခုဝိညာဏဝိထိယာ၊ နီလည်းကောင်း။ နီလန္တိ၊ ညိုသော အဆင်း ဟူ၍။
 ပဝတ္တယ၊ ဖြစ်သော။ မနောဝိညာဏဝိထိယာ စ၊ နီလည်းကောင်း။ အန္တရံ၊
 အထူးကို။ န ဝိညာယတိ ယထာ၊ မသိအပ် မသိနိုင်သကဲ့သို့။ ဝေံ၊ တူ။ စိတ္တေန၊
 နှင့်။ သဟေဝ၊ တကွသာလျှင်။ အနုပရိပတ္တေ၊ အစဉ်လိုက်၍ ဖြစ်သော။
 (စိတ္တာနုပရိပတ္တိဓမ္မဖြစ်သော။) ကာယ။ပ။သခါတေ၊ ရူပကာယကို ထောက်ပံ့
 တတ် လှုပ်ရှားစေတတ်သော ထူးခြားသော အမှုအရာ ဟု ဆိုအပ်သော။
 တသ္မိံ၊ ထို ဝိကာရရုပ်ကို။ အဝိညာယမာနန္တရေန၊ မသိအပ်သော အထူးရှိ
 သော။ (စက္ခုဝိညာဏဝိထိမှ အထူးကိုမသိနိုင်သော။) မနောဒွါရဝိညာဏေန၊
 မနောဒွါရဝိညာဉ်ဖြင့်။ ဂဟိတေယူအပ်ပြီးသော်။ ဝါ၊ ယူအပ်ပြီးမှ။ (ဝိကာရ-
 ဟူသော ဝိညတ်ကိုသိပြီးမှ။) သေ (သော)၊ ဤသူသည်။ ဣဒံ၊ ဤအမှုကို။
 ကာရေတိ၊ ပြုစေလို၏။ အယံ၊ ဤအလိုသည်။ အဿ၊ ထိုသူ၏။ အဓိပ္ပာယော၊
 အလိုတည်း။ ဣတိ၊ သို့။ ဝိဇာနနံ၊ သိခြင်းသည်။ ဟောတိ။

(ကိမိဝ၊ အဘယ်ကဲ့သို့နည်း။)'တာလပဏ္ဏာဒိရူပါနိ၊ ထန်းရွက် အစရှိသည်
 တို့၏ အဆင်းတို့ကို။ ဒိသ္မာ၊ မြင်ပြီး၍။ တဒနန္တရပွဝတ္တယ၊ ထို မြင်ခြင်း

၁။ အဝိညာယမာနန္တရေန။ ။အဝိညာယမာနံ+အန္တရံ ယဿာတိ အဝိညာယ
 မာနန္တရံ-စက္ခုဝိညာဏဝိထိမှ မသိအပ်သော အထူးရှိသော မနောဝိညာဉ်။စက္ခုဝိညာဏ
 ဝိထိနှင့် မနောဝိညာဏဝိထိ ဟု ၂-မျိုး ကွဲပြားပုံကို မသိရသော (စက္ခုဝိညာဏဝိထိ
 ဟုပင် ထင်ရသော) မနောဝိညာဏဝိထိ။

၂။ တာလပဏ္ဏာဒိ။ပ။ဝိယ။ ။ “တာလပဏ္ဏာဒိရူပါနိ ဒိသ္မာ” ဖြင့် စက္ခုဒွါရ-
 ဝိထိ၊ တဒနန္တရပွဝတ္တယ အတိတဂ္ဂဟဏ မနောဒွါရဝိထိ တို့ကို ပြု၏။ “တဒနန္တရပွဝတ္တယ
 မနောဒွါရဝိထိယာ” ဖြင့် တာလပဏ္ဏာနှင့် ဥဒကတို့၏ တကွဆက်မပပုံ အခြင်းအရာကို
 သိသောဝိထိ၊ တာလပဏ္ဏာသည် ထို ရေ စသည်ရှိကြောင်း သိစေနိုင်သော အမှတ်
 အသား-ဟု သိသော ဝိထိများကို ပြု၏။ ဥဒကဒိဂ္ဂဟဏံဖြင့် ရေကိုသိသော ဝိထိကို ပြု
 သည်။ဤ၌ ရေကိုသိသော ဝိထိသည် အလိုဆန္ဒကို သိသော ဝိထိမျိုးတည်း။ ဥဒကာဒိ
 သဟစာရိပ္ပကာရ-တံ သညာဏာကာရ ဂဟဏဝိထိ သည် ဝိညတ်ကို သိသော ဝိထိမျိုး
 တည်း။

မှတ်ချက်။ ။ဤဝိထိ၌ ဥဒကာဒိ သဟစာရိပ္ပကာရကို သိသောဝိထိတမျိုး၊ တံ
 သညာဏာကာရကို သိသော ဝိထိတမျိုးဟု မနောဒွါရဝိထိ ၂-မျိုးရှိနိုင်သကဲ့သို့ ဝိညတ်
 ကို သိရာ၌လည်း လက်လှုပ်ခြင်းနှင့် လာစေလိုခြင်း၏ ဆက်သွယ်မှု သမ္ပန္နကိုသိသော
 ဝိထိတမျိုးလည်း ရှိရသေးသည်-ဟု မှတ်ပါ။ ထိုဝိထိကား “ရူပံ ပဋ္ဌမစိတ္တေန” စသော
 ဂါထာ၌ မပါ။

၏အခြားမဲ့၌ ဖြစ်သော။ အဝိညာယမာနန္တရာယ၊ မသိအပ်သော အထူးရှိသော။
 (စက္ခုဝိညာဏဝိထိမှ အထူးကို မသိနိုင်သော။) မနောဒွါရဝိထိယာ၊ ဖြင့်။
 တာလပဏ္ဏာဒိနံ၊ တို့၏။ ဥဒကာဒိ။ပ။တံသညာဏာကာရံ၊ ရေ အစရှိသည်
 တို့နှင့် တကွဖြစ်လေ့ရှိသည်၏ အဖြစ်ဟူသော အပြား၊ ထို ရေအစရှိသည်တို့၏
 အမှတ်အသားဟူသော အခြင်းအရာကို။ ဂဟေတွာ။ ဥဒကာဒိဂ္ဂဟဏံ ဝိယ၊
 ရေ အစရှိသည်တို့ကို ယူခြင်းကဲ့သို့တည်း။ ဝါ၊ ရေ အစရှိသည်တို့ကို သိရခြင်း
 ကဲ့သို့တည်း။

စ၊ ဆက်။ ဧတ္ထ။ပ။ဘဝိဿတိတိ အာဒိနာ၊ စကားရပ်ဖြင့်။ ဥဒကာဒိသမ္ပန္န-
 နာကာရေန၊ ရေ အစရှိသည်တို့နှင့် ဆက်သွယ်ခြင်းဟူသော အခြင်းအရာ
 ကြောင့်။ ရူပဂ္ဂဟဏာနုသာရဝိညာဏေန၊ ရူပါရုံကိုသိကြောင်း ဝိထိကို အစဉ်
 လိုက်သော မနောဝိညာဉ်ဖြင့်။ ယံ ဥဒကာဒိ၊ အကြင် ရေ အစရှိသည်ကို။
 ဝိညာတဗ္ဗံ၊ သိထိုက်၏။ တဿ၊ ထို ရေ စသည်ကို။ ဝိဇာနနေန၊ သိခြင်းအား
 ဖြင့်။ တဒါကာရဿ၊ ထို ရေ စသည်တို့၏ အထိမ်းအမှတ်ဟူသော အခြင်းအရာ
 ၏။ ဝါ၊ ရာကို။ ဝိညာတတာ၊ သိအပ်သည်၏ အဖြစ်ကို။ ဝုတ္တာ၊ ပြီ။ ဣတိ၊
 သို့။ ဒဋ္ဌဗ္ဗာ၊ မှတ်ထိုက်၏။ ပန၊ ဆက်။ ဧတဿ ကာယိကကရဏဂ္ဂဟဏဿ၊
 ဤ ကာယဒွါရ၌ဖြစ်သော အမှုအရာကိုယူကြောင်း ဝိထိ၏လည်းကောင်း။
 (ဥပမေယျဘက်အတွက်။ ဧတဿ) ဥဒကာဒိဂ္ဂဟဏဿ စ၊ ဤ ရေ အစရှိသည်
 ကိုယူကြောင်း ဝိထိ၏လည်းကောင်း။ (ဥပမာနဘက်အတွက်။) ပုရိမသိဒ္ဓသမ္ပ-
 န္နဂ္ဂဟဏံ၊ ရှေး၌ပြီးပြီးသော အဆက်အသွယ်ကိုယူကြောင်း ဝိထိသည်။ ဥပ-
 နိဿယော၊ အားကြီးသော မှီရာအကြောင်းသည်။ ဟောတိ။ဣတိ။သို့။ဒဋ္ဌဗ္ဗံ၊၏။

၁။ တာလပဏ္ဏာဒိ, ဥဒကာဒိ။ ။တာလပဏ္ဏာဒိ၌ အာဒိဖြင့် အဋ္ဌကထာ၌ ပြအပ်
 သော ဓဇ၊ သာခ၊စလန၊ ပုဗ္ဗုဋ္ဌက၊ ဥဿရိတတိဏပဏ္ဏကသဇ တို့ကို ယူပါ။ ဥဒ-
 ကာဒိ၌ အာဒိဖြင့် သုရာ၊ ဝါတပ္ပဟတ၊ မစ္စ၊ ဩဃ တို့ကို ယူပါ။ [သဗ္ဗာနာဘိ
 ဧတေနာတိ သညာဏံ-ရေ အစရှိသည်တို့ကို သိကြောင်း အမှတ်အသား။ တဿ
 ဥဒကာဒိနော သညာဏံ တံသညာဏံ၊ တဿ+အာကာရော တံသညာဏာကာရော၊
 ဥဒကာဒိသဟစာရိပ္ပကာရော စ+သော+တံသညာဏာကာရော စာတိ ဥဒကာ။ပ။
 ကာရော။-အနု၊]

၂။ ပုရိမသိဒ္ဓသမ္ပန္နဂ္ဂဟဏံ။ ။ဤစကားအရ ဝိထိတမျိုးတိုးလာပြန်၏။ တောထဲ၌
 ရေရှိ၏ ဟူသော အထိမ်းအမှတ်ကိုပြသော ထန်းရွက်ကိုမြင်လျှင် ရေနှင့် ထန်းရွက်တို့
 ဆက်သွယ်ခြင်းကို ရှေးက သိဖူး၏။ ထို သိအပ်ဖူးသော ဆက်သွယ်မှုကို ပြန်၍ သဘိ
 ရသော ဝိထိသည် ပုရိမသိဒ္ဓသမ္ပန္နဂ္ဂဟဏဝိထိ ပင်တည်း။ လက်ယပ်လိုက်လျှင် လာစေ
 လို၏ ဟူသော ရှေးက အဆက်အသွယ်ကို ပြန်၍သတိရခြင်း၌လည်း နည်းတူ။

အထ ပန၊ သို့မဟုတ်။ (တနည်းကား) 'အနာလမ္ပိတာ၊ အာရုံမပြုအပ်သည်။ (သမာနာ)ပိ၊ သော်လည်း။ ဝါ၊ သော။ ဝိညတ္တိ၊ ဝိညတ်သည်။ (ပစ္စယော-ဋ္ဌံ စပ်။) ကာယိကကရဏဂ္ဂုဟဏဿ စ၊ ကာယဒွါရ၌ဖြစ်သော အမူအရာဟူသော အလိုကိုယူကြောင်း ဝိထိအားလည်း။ ပုရိမ။ ပ။ ဝသေန၊ ရှေး၌ ပြီးပြီးသော အဆက်အသွယ်ကို ယူခြင်း၏ ဥပနိဿယ၏ အစွမ်းဖြင့်။ ပစ္စယော၊ ကျေးဇူးပြုသည်။ (ဟောတိ။ ကသ္မာ၊ နည်း။) 'သာဓိပ္ပာယဝိကာရသဟဘူတ-ဝဏ္ဏဂ္ဂဟဏာနန္တရံ၊ အလိုနှင့်တကွဖြစ်သော ဝိကာရနှင့်တကွဖြစ်သောအဆင်းကိုယူကြောင်းဝိထိ၏ အခြားမဲ့၌။ ပဝတ္တမာနဿ၊ ဖြစ်သော။ အဓိပ္ပာယဂ္ဂဟဏဿ၊ အလိုကိုယူကြောင်း ဝိထိ၏။ အဓိပ္ပာယသဟဘူဝိကာရာဘာဝေ၊ အလိုနှင့်တကွဖြစ်သော ဝိကာရ၏မရှိခြင်းသည်။ (သတိ။) အဘာဝတော၊ မဖြစ်နိုင်ခြင်းကြောင့်တည်း။

၁။ အထ ပန။ ။ ရှေးနည်းမှ တနည်းပြုသော စကားတည်း။ ရှေးနည်း၌ 'မနောဝိညာ-ဏေန ဂဟိတေ တသ္မိ'။ ပ။ စောပနသင်္ခါတေ' ဟူသော စကားဖြင့် ဝိညတ်ဟူသော ဝိကာရကို မနောဝိညာဉ်ဖြင့် တိုက်ရိုက် အာရုံပြု၍ သိအပ်ကြောင်းကို ပြ၏။ ဋ္ဌနည်း၌ ကား တိုက်ရိုက် အာရုံမပြုပဲ အနုမာနအားဖြင့် သိကြောင်းကို ပြ၏။ [အထ ပနာတိ အာဒိနာ ဝိညတ္တိယာ အနုမာနေန ဂဟေတဗ္ဗတံ ဒဿတိ။-အန။]

၂။ အနာလမ္ပိတာပိ။ ပ။ ဝသေန။ ။ "ဝိညတ်သည် တိုက်ရိုက် အာရုံမပြုအပ်သော်လည်း ကာယိကကရဏ (ကာယဒွါရ၌ဖြစ်သော အမူအရာ ဟူသော အလိုကို) ယူသော ဝိထိအား ကျေးဇူးပြုနိုင်၏" ဟု ဆိုရာ၌ အဘယ်နည်းဖြင့် ကျေးဇူးပြုနိုင်သနည်း-ဟု မေးဖွယ်ရှိ၍ "ပုရိမ။ ပ။ ဝသေန" ဟု မိန့်သည်။ [ရှေ့ပြုခဲ့သော "ပုရိမသိဒ္ဓသမ္ပန္နဂ္ဂဟဏံ ဥပနိဿယော" ကိုပင် "ပုရိမသိဒ္ဓသမ္ပန္နဂ္ဂဟဏောပနိဿယဝသေန" ဟု ဆိုသည်။] "လာစေလိုလျှင် လက်ယပ်၏" ဟု လာစေလိုခြင်းနှင့် လက်ယပ်ခြင်း၏ ဆက်သွယ်ပုံကို ပြန်၍သိသော ဝိထိက ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုခြင်းဟူသော အစွမ်းကြောင့် ဝိညတ်သည် အာရုံမပြုအပ်ပဲလျက် ကာယိက အမူအရာဟူသော အလိုကို သိခြင်း၏ အကြောင်းဖြစ်နိုင်ပါသည်။

၃။ သာဓိပ္ပာယ။ ပ။ အဘာဝတော။ ။ ["အဓိပ္ပာယသဟိတ ဝိကာရေန သဟဇာတ" ဟု အနုဖွင့်သောကြောင့် "သာဓိပ္ပာယဝိကာရသဟဘူတ" ဟု ပါဠိရှိသင့်၏။ ယခုစာအုပ်များ၌ သဟ မပါ။] လက်ယပ်၍ခေါ်ရာ၌ လက်၏အဆင်းဝယ် ဝိညတ်ဟူသော ဝိကာရနှင့် တကွဖြစ်သည်ကို "ဝိကာရသဟဘူတဝဏ္ဏ" ဟု ဆို၏။ ထိုဝိကာရ၌ အလိုနှင့်တကွဖြစ်သည်ကို "သာဓိပ္ပာယဝိကာရ" ဟု ဆိုသည်။ ထိုအဆင်းကိုသိသော စက္ခုဝိညာဏ တဒနုဝတ္တိက ၂-ဝိထိ၏ အခြားမဲ့၌ဖြစ်သော အလိုကိုသိသော ဝိထိသည် ဝိညတ်ဟူသော ဝိကာရမရှိလျှင် မဖြစ်နိုင်။ ထို့ကြောင့် ဝိညတ်ဟူသော ဝိကာရသည် (အာရုံမပြုအပ်သော်လည်း) ကာယိကကရဏအား ပကတူပနိဿယသတ္တိဖြင့် ကျေးဇူးပြုသည်-ဟုလို။ [ဤစကားအရ "အလိုကိုသိခြင်းဖြင့် ဝိညတ်ဟူသော ဝိကာရကို မှန်းဆ၍ သိအပ်သည်" ဟု ပြသည်။]

ဧဝံ သတိံ၊ သေဝံ။ ဝဏ္ဏဂ္ဂဟဏာနန္တရေန၊ ထန်းရွက် အစရှိသည်တို့၏ အဆင်းကို ယူကြောင်း (သိကြောင်း) ဝီထိ၏ အခြားမဲ့ဖြစ်သော။ ဥဒကာ-ဒိဂ္ဂဟဏေနေဝ၊ ရေ အစရှိသည်ကို ယူကြောင်း (သိကြောင်း) ဝီထိဖြင့်ပင်။ တာလ။ပ။ကာရော၊ ထန်းရွက် အစရှိသည်တို့၏ အမှတ်အသားဟူသော အခြင်းအရာသည်။ (ပါကဋ္ဌော) ဝိယ၊ ကဲ့သို့။ (ဧဝံ၊ တူ။) ဝဏ္ဏဂ္ဂဟဏာနန္တရေန၊ အဆင်းကိုယူကြောင်း (သိကြောင်း) ဝီထိ၏ အခြားမဲ့ဖြစ်သော။ အဓိပ္ပာယဂ္ဂဟဏေနေဝ၊ အလိုကိုယူကြောင်း (သိကြောင်း) ဝီထိဖြင့်ပင်။ ဝိညတ္တိံ၊ သိသည်။ ပါကဋ္ဌာ၊ သည်။ ဟောတိ၊ ၏။ ဣတိ၊ ကြောင့်။ ဣဒဉ္စိ။ပ။ မညေတိ၊ ဟူသောပါဌ်ဖြင့်။ (ဝုတ္တာ-၌ စပ်။) အဓိပ္ပာယ ဝိဇာနနေနေဝ၊ အလိုကို သိခြင်းဖြင့်ပင်။ ဝိညတ္တိယာ၊ ၏။ ဝိညာတတာ၊ သိအပ်သည်၏ အဖြစ်ကို။ (သင်္ဂဟကာရေန။) ဝုတ္တာ၊ ပြီ။

အယံ။ပ။ကာမောတိ၊ ပါဌ်ဖြင့်။ အဓိပ္ပာယဝိဇာနနေနေ၊ အားဖြင့်။ ဝိညတ္တိယာ၊ ၏။ ပါကဋ္ဌဘာဝံ ဒဿေတိ။ ဟိ၊ မှန်။ (တနည်း)ကသ္မာ ဝိညာယတိ၊ ဟိ(ယသ္မာ)။တဒပါကဋ္ဌဘာဝေ၊ ထိုဝိညတ်၏ မထင်ရှားသည်၏ အဖြစ်သည်။ (သတိ။) အဓိပ္ပာယဝိဇာနနံ၊ သည်။ န ဟောတိ၊ မဖြစ်နိုင်။ ဣတိ၊ ကြောင့်။ (အယံ နော။ပ။ဒဿေတိ၊ ဣတိ ဝိညာယတိ။)

သမ္ပုခိ။ပ။ဟောတိတိ၊ ပါဌ်ဖြင့်။ (သာဓေတိ-၌ စပ်။) အသမ္ပုခိဘူတတာယ၊ မျက်မှောက်မဟုတ်သည်ဖြစ်၍ ဖြစ်သည်၏အဖြစ်ကြောင့်။ အနာပါထဂတာနံ၊ ရှေးရှုကျရောက်ခြင်းသို့ မရောက်ကုန်သော။ ရူပါဒိနံ၊ တို့၏။ စက္ခုဝိညေယျာဒိဘာဝေ၊ စက္ခုဝိညေယျ အစရှိသည်တို့၏ အဖြစ်ကို။ (သာဓိတော) ဝိယ၊ ပြီးစေအပ်ပြီး ဖြစ်သကဲ့သို့။ (ဧဝံ၊ တူ။) သဘာဝဘူတံ၊ အစစ်အမှန်

၁။ ဧဝံ သတိံ။ ။“ဝိညတ်၏ မှန်းဆ၍ သိအပ်သည်၏အဖြစ် ဟူသော အနက်ကို နိဂုံးအနေအားဖြင့် ပြလို၍“ဧဝံ သတိံ”စသည်ကို မိန့်သည်။ ထန်းရွက် စသည်တို့၏ အဆင်းကို သိသောဝီထိ၏ အခြားမဲ့၌ ရေကိုသိသော ဝီထိဖြစ်ခြင်းအားဖြင့်“ထန်းရွက် သည် ရေရှိခြင်း၏ အထိမ်းအမှတ်ဖြစ်၏”ဟူသော အခြင်းအရာသည် အထူး အာရုံပြုအပ်သော်လည်း ထင်ရှားပြီးဖြစ်သကဲ့သို့ ယက်ယပ်၍ ခေါ်ရာဝယ် လက်၏အဆင်းကို သိကြောင်းဝီထိ၏ အခြားမဲ့၌ အဓိပ္ပာယဂ္ဂဟဏာဝီထိ၏ ဖြစ်ခြင်းအားဖြင့် ဝိညတ်လည်း အနုမာနအားဖြင့် ထင်ရှားပြီးဖြစ်၏။ ထို့ကြောင့် “ဣဒဉ္စိဒဉ္စ ကာရေတိ မညေ”ဟူသော စကားဖြင့် အလိုကိုသိမှုကြောင့်ပင် ဝိညတ်လည်း အနုမာနအားဖြင့် ထင်ရှားပြီး သိအပ်ပြီးဖြစ်ခြင်းကို အဋ္ဌကထာ၌ ဆိုအပ်ပါသည်-ဟူလို။

၂။ သဘာဝဘူတံ စံ။ ။ဘာဘာဝဘူတံကို “အန္တတ္တဘူတံ”ဟု အနုဒ္ဓိကာဖွင့်၏။ ဝိညတ်ကို တိုက်ရိုက် အာရုံမပြုအပ်သော အခါ “ဝိညာပေတိတိ ဝိညတ္တိ၊ ဝိညာယတိတိ ဝိညတ္တိ”ဟူသော အနက်သည် မဖြစ်နိုင်-ဟု ယူဆဖွယ်ရှိသောကြောင့် ထိုအခါ

သဘောဖြစ်၍ ဖြစ်သော။ (အန္တတ္တဖြစ်၍ ဖြစ်သော။) တံ ဝိညတ္တိဘာဝံ၊ ထို ဝိညတ်၏အဖြစ်ကို။ ဝါ၊ ထို ဝိညတ္တိ ဟူသောအမည်ကို။ ဒွိဓာ၊ ဝိညာပေတိတံ ဝိညတ္တိ၊ ဝိညာယတိတံ ဝိညတ္တိဟူသော ၂-ပါး အပြားအားဖြင့်။ သာဓေတိ၊ ပြီးစေ၏။ ပရံ၊ သူတပါးကို။ ဗောဓေတုကာမတာယ၊ သိစေခြင်းငှာ အလို ရှိသည်၏ အဖြစ်နှင့်။ ဝိနာပိ၊ လည်း။ အဘိက္ကမနာဒိပ္ပဝတ္တနေန၊ ရှေ့သို့ သွားခြင်း အစရှိသည်ကို ဖြစ်စေခြင်းအားဖြင့်။ စိတ္တသပာဘူ၊ စိတ်နှင့်တကွ ဖြစ်သော။ သော ဝိကာရော၊ ထို ဝိကာရရုပ်သည်။ အဓိပ္ပာယ်၊ အလိုကို။ ဝိညာပေတိ၊ သိစေတတ်၏။ သယံ စ၊ မိမိဟူသော ဝိကာရရုပ် ကိုယ်တိုင် လည်း။ ဝိညာယတိ၊ သိအပ်၏။ ဣတိ၊ သို့။ ဒွိဓာပိ၊ ၂-ပါးအပြား အား ဖြင့်လည်း။ ဝိညတ္တိယေဝ၊ ဝိညတ်မည်သည်သာ။ ဣတိ၊ သို့။ ဝေဒိတဗ္ဗာ၊ ၎င်း။

တသ္မိံ ဒွါရေ သိဒ္ဓါတိ၊ ကား။ တေန ဒွါရေန၊ ထို ကာယဒွါရဖြင့်။ ဝိညာတဗ္ဗဘာဝတော၊ သိထိုက်သည်၏ အဖြစ်ကြောင့်လည်းကောင်း။ တေနေဝ ဒွါရေန၊ ဖြင့်ပင်။ နာမလာဘတော၊ ကာယကံ ဟူသော အမည်ကို ရခြင်း ကြောင့်လည်းကောင်း။ တသ္မိံ ဒွါရေ ဌံ၊ ပါကဋဘာဝဝသေန၊ ထင်ရှား သည်၏ အဖြစ်၏ အစွမ်းဖြင့်။ သိဒ္ဓါ၊ ထင်ရှားသော။ (ယာ စေတနာ-ဌံစပ်။)

ကုသလံ ဝါ အကုသလံ ဝါတိ၊ ဟူ၍။ ထပေတဗ္ဗံ၊ တန့်ရပ်ထားရာ၏။ ကသ္မာ၊ နည်း။ ယသ္မာ၊ ပရဝါဒိနော၊ ပရဝါဒိပ္ပဂ္ဂိုလ်၏။ (မတိယာ၊ ဖြင့်။) အဝိပါ- ကဿ၊ အကျိုးကို ဖြစ်စေခြင်းသဘော မရှိသော ကြိယာစိတ်၏။ ကမ္မဘာ- ဝေါ၊ ကံ၏အဖြစ်သည်။ န သိဒ္ဓေါ၊ မထင်ရှား။ (တသ္မာ ကုသလံ ဝါ အကုသလံ ဝါတိ ထပေတဗ္ဗံ။) ပန၊ ကား။ ဣတရဿ၊ အခြားသော သကဝါဒိပ္ပဂ္ဂိုလ်၏။ (မတိယာ အဝိပါကဿ ကမ္မဘာဝေါ။) သိဒ္ဓေါ၊ ထင်ရှား၏။ ဣတိ၊ ကြောင့်။ ဝိညတ္တိသမုဋ္ဌာပကာနံ၊ ဝိညတ်ကို ဖြစ်စေတတ် ကုန်သော။ ကောဒသန္နံ၊ ကုန်သော။ ကြိယစိတ္တာနံ၊ တို့၏။ (မနောဒွါရ- ဝဇ္ဇန်း၊ ဟသိတုပ္ပာဒ်၊ မဘာကြိယာစိတ် ၈၊ ကြိယာအဘိညာဉ် စိတ်တို့၏။) ဝသေန၊ ဖြင့်။ တိကံ၊ တိက်ကို။ ပူရေတွာ၊ ပြည့်စေ၍။ ထပေတဗ္ဗံ၊ တန့် ရပ်ထားရာ၏။

၌လည်း “ဝိညာပေတိတံ ဝိညတ္တိ၊ ဝိညာယတိတံ ဝိညတ္တိ”ဟူသော ၂-ပါး အပြား အားဖြင့်ပင် ဝိညတ္တိအမည် ဖြစ်နိုင်၏-ဟု မြလိ၍ “သဘာဝဘူတံ တံ ဒွိဓာ ဝိညတ္တိ ဘာဝံ”ဟု မိန့်သည်။ ထို ၂-ပါးသော အန္တတ္တအနက်ကို “သမ္ပုဒါပ။ ယေဝ နာမ ဟောတိ”ဟူသောစကားက သိစေပါသည်-ဟုလို။

ဒွါရေ။ပ။တ္ထေ၊ အစရှိသော ဤဂါထာ၌။ အယံ၊ ကား။ အဓိပ္ပာယော၊ အဋ္ဌကထာဆရာ၏ အလိုတည်း။ ဒွါရာ၊ ဒွါရတို့သည်။ ဒွါရန္တရစာရိနော၊ ဒွါရတပါး၌ ဖြစ်လေ့ရှိကုန်သည်။ (ဒွါရတပါး၏အဖြစ်ဖြင့် ဖြစ်လေ့ရှိကုန်သည်။) ယဒိ ဟောန္တိ၊ (ဝေံ ဟောန္တေသု။) ဒွါရသမ္ဘေဒါ၊ ဒွါရတို့၏ ရောစပ်ခြင်းကြောင့်။ ကမ္မသမ္ဘေဒေါပိ၊ ကံတို့၏ ရောစပ်ခြင်းသည်လည်း။ (ဟောတိ။) ဣတိ၊ ကြောင့်။ ကာယကမ္မံ၊ ကာယကံ။ (ကာယဒွါရ၌ဖြစ်သော ကံ။) ကာယကမ္မဒွါရံ၊ ကာယကမ္မဒွါရ။ ဣတိ၊ သို့။ အညမညဝတ္ထာနံ၊ အချင်းချင်း ပိုင်းခြား သတ်မှတ် နာမည်တပ်ခြင်းသည်။ န သိယာ။ 'ကမ္မာနံပိ၊ တို့၏လည်း။ ကမ္မန္တရစရဏေ၊ ကံတပါးဝယ် လှည့်လည်ခြင်း၌။ (ကံတပါး၏အဖြစ်ဖြင့် ဖြစ်ခြင်း၌။) ဒေဝဝနယော။

ပန၊ ဆက်။ ဒွါရာနံပိ၊ တို့၏လည်း။ (ပိဖြင့် ကံတို့ကို ပေါင်း။) ဒွါရဘာဝေန၊ ဒွါရ၏ အဖြစ်ဖြင့်။ ကမ္မန္တရစရဏံ၊ ကံတပါး၌ ဖြစ်ခြင်းသည်လည်းကောင်း။ ကမ္မာနံ၊ တို့၏။ ဒွါရန္တရစရဏံ စ၊ ဒွါရတပါး၌ ဖြစ်ခြင်းသည်လည်းကောင်း။ ယဒိ န သိယာ၊ (ဝေံ သတိ။) သုဋ္ဌုတရံ၊ သာ၍ ကောင်းစွာ။ (အတိုင်းထက် အလွန်။) ကမ္မဒွါရဝတ္ထာနံ၊ ကံ၊ ဒွါရတို့ကို ပိုင်းခြားသတ်

၁။ ဒွါရန္တရစာရိနော။ပ။န သိယာ။ ။ [ဒွါရန္တရဘာဝေန ပဝတ္ထနကာ။] ဒွါရတို့သည် မူလဒွါရမှတပါး အခြားဒွါရတမျိုး အဖြစ်ဖြင့် ပြောင်းလွဲ၍ဖြစ်ကြလျှင် ကာယဒွါရသည် ဝစီဒွါရဖြစ်လိုက်၊ မနောဒွါရဖြစ်လိုက်၊ ဝစီဒွါရကလည်း ကာယဒွါရဖြစ်လိုက်၊ ဤသို့ စသည်အားဖြင့် ဒွါရသမ္ဘေဒ (ဒွါရ အရောရော အနှောနှော) ဖြစ်နေခြင်းကြောင့် ပါဏာတိပါတ ဟူသော ကာယကံသည်ပင် ဝစီကံ အမည် ရလိုက်၊ မနောကံ အမည် ရလိုက် ဤသို့အားဖြင့် ကံလည်း အရောရောအနှောနှော ဖြစ်ရကား ဒွါရဖြင့် ကံကို အမြဲ သတ်မှတ်လျက် နာမည်တပ်၍လည်း မဖြစ်၊ ကံဖြင့် ဒွါရကို အမြဲသတ်မှတ်လျက် နာမည် တပ်၍လည်း မဖြစ်တော့။

၂။ ကမ္မာနံပိ ကမ္မန္တရစရဏေ။ ။ ကာယကံက ဝစီကံအဖြစ် မနောကံ အဖြစ်သို့ ပြောင်းလွဲပြန်လျှင်လည်း ကံအချင်းချင်း အရောရော အနှောနှော ဖြစ်ခြင်းကြောင့် ထိုကံဖြင့် ဒွါရတို့ကို အမြဲသတ်မှတ်လျက် (ကာယကမ္မဒွါရ-စသော) နာမည်တပ်၍ မဖြစ်နိုင်တော့ရကား "ကမ္မာနံပိ။ပ။ဒေဝဝ နယော" ဟု ဆိုသည်။

၃။ ယဒိ ပန။ပ။သုဋ္ဌုတရံ သိယာ။ ။ ဤဝါကျ၌ "ကမ္မန္တရစရဏံ" ဟူသည် ဒွါရကံတမျိုး၏ အမှတ်အသား ဖြစ်ခြင်းတည်း။ [ကမ္မန္တရစရဏန္တိ ကမ္မန္တရပလက္ခဏဘာ။] ထို့ကြောင့် "ဒွါရဘာဝေန" ဟု ဝိသေသနပြုသည်။ ဆိုလိုရင်းကား-ဒွါရတို့က အခြားဒွါရ၌ဖြစ်သော ကံ၏အမှတ်အသား မဖြစ်လျှင်လည်းကောင်း၊ ကံတို့လည်း အခြားဒွါရ၌ မဖြစ်လျှင်လည်းကောင်း ကံဖြင့် ဒွါရကိုသတ်မှတ်ခြင်း၊ ဒွါရဖြင့် ကံကိုသတ်မှတ်ခြင်းသည် "သုဋ္ဌုတရ-အလွန်ရှင်းလင်း ပြတ်သားစရာ ရှိပါပေသည်" ဟုလို။

မှတ် နာမည်တပ်ခြင်းသည်။ သိယာ၊ ၎င်း။ ပန၊ ထိုသို့ ဖြစ်ရာပါသော်လည်း။ ကမ္မာနံ၊ တို့၏။ ဒွါရန္တရော၊ ဒွါရတပါး၌။ အစရဏံ၊ မဖြစ်ခြင်းသည်။ န အတ္ထိ၊ မရှိ။ ကိန္တု၊ စင်စစ်ကား။ ဒွါရော၊ ရိုးရာ ဒွါရ၌လည်းကောင်း။ အညသ္မိံ၊ စ၊ အခြား ဒွါရ၌လည်းကောင်း။ ကမ္မာနိ၊ ဖြစ်နေကျ ကံတို့သည်လည်းကောင်း။ အညာနိပိ၊ အခြားကံတို့သည်လည်းကောင်း။ စရန္တိ၊ ဖြစ်ကုန်၏။

* ပန၊ ဆက်။ ယသ္မာ၊ ဒွါရော၊ ၌။ ဒွါရာနိ၊ အခြား ဒွါရတို့သည်။ န စရန္တိ၊ မဖြစ်ကုန်။ တသ္မာ၊ အဒွါရစာရိဟိ၊ ဒွါရတပါး၌ ဖြစ်လေ့မရှိကုန်သော။ ကာရဏဘူတေဟိ၊ အကြောင်းဖြစ်၍ ဖြစ်ကုန်သော။ ဒွါရေဟိ၊ တို့ဖြင့်။ ကမ္မာနိ၊ တို့ကို။ ဝါ၊ တို့သည်။ ဒွါရန္တရော၊ ၌။ စရန္တာနိပိ၊ ဖြစ်ပါကုန်သော်လည်း။ ဝဝတ္ထိတာနိ၊ ပိုင်းခြားသတ်မှတ်၍ နာမည်တပ်အပ်ကုန်ပြီ။ 'ကေဝလံ။ ကမ္မာ နေဝ၊ တို့ကိုသာ။ (ဝဝတ္ထိတာနိ၊ ကုန်သည်။) န၊ မဟုတ်ကုန်သေး။ ပန၊ အဟုတ်ကား။ တေဟိ၊ ထိုကံတို့ဖြင့်။ ဒွါရာနိပိ၊ တို့ကိုလည်း။ (ဝဝတ္ထိတာနိ။) ဣတိ ဝေ၊ သို့။ ကမ္မဒွါရာနိ၊ တို့ကို။ ယေဘုယျေန။ ပ။ ဝုတ္ထိတာယ စာတိ၊ ဟူ၍။ ဝုစ္စမာနာယ၊ ဆိုအပ်လတ္တံ့သော။ ဝဝတ္ထာနယုတ္တိယာ၊ ပိုင်းခြားသတ်မှတ် နာမည်တပ်ခြင်း၌ သင့်သောအကြောင်းအားဖြင့်။ အညမညံ၊ ချင်း။ ဝဝတ္ထိတာနိ၊ ကုန်ပြီ။

တဏှံ၊ ထို ဒွါရ ကံတို့တွင်။ ကမ္မာနံ၊ တို့၏။ ကာယကမ္မာဒိဘာဝဿ၊ ကာယကမ္မ အစရှိသည်တို့၏ အဖြစ်(နာမည်)၏။ ဒွါရပေက္ခတ္တာ၊ ဒွါရကို ငဲ့သည်၏အဖြစ်ကြောင့်။ အဒွါရစာရိဟိ၊ ဒွါရတပါးအဖြစ်ဖြင့် ဖြစ်လေ့မရှိကုန်

*-၁။ ယသ္မာပန။ ပ။ ဝဝတ္ထိတာနိ။ ။ ဒွါရတခု၌ကား အခြားဒွါရများသည် မဖြစ်နိုင်ကြ။ ကာယဒွါရသည် ဝစီဒွါရ မနောဒွါရ မဖြစ်နိုင်၊ ဤသို့စသည်ဖြင့် ဒွါရကခိုင်မြဲသည်-ဟူလို။ ထို့ကြောင့် အပြောင်းအလွဲမရှိသော ဒွါရတို့ဖြင့် ကံတို့ကို အမြဲသတ်မှတ်၍ နာမည်တပ်ရသည်။ [“ကာရဏဘူတေဟိ” ၎င်း အဓိပ္ပာယ်ကား-ဝိညတ်ဟူသော ဒွါရသည် ကံကုသော စေတနာအား ၂၄-ပစ္စည်းတွင် တစုံတခုသော ပစ္စည်းအဖြစ်ဖြင့်မျှ ကျေးဇူးမပြုနိုင်။ သို့သော် ကာယဝိညတ်ဖြစ်မှ (ဓားကို လက်ဖြင့်ကိုင်၍ ခုတ်လိုက်မှ) ပါဏာတိပါတကံ အထ မြောက်သောကြောင့် ထိုဝိညတ်သည် ပါဏာတိပါတ ကံ အထ မြောက်ခြင်း၏ အကြောင်းဖြစ်သည်-ဟု ဆိုလိုသည်။]

၂။ န ကေဝလံ။ ပ။ ယုတ္တိယာ။ ။ ကံတို့ကိုသာ ဒွါရတို့ဖြင့် သတ်မှတ်၍ နာမည်တပ်ရသည် မဟုတ်သေး။ ဒွါရတို့ကိုလည်း ထိုကံတို့ဖြင့် (ကာယကမ္မဒွါရ စသည်ဖြင့်) သတ်မှတ်ရသည်။ ဤနည်းအားဖြင့် ကံနှင့်ဒွါရတို့ကို အချင်းချင်း ဝဝတ္ထာနုပ္ပိရသည်။ ထိုသို့ ပြုရာ၌ အဋ္ဌကထာဝယ် ဆိုအပ်လတ္တံ့သော ယေဘုယျနည်း တဗ္ဗာဟုလ္လနည်းဟူသော ယုတ္တိအားဖြင့် သတ်မှတ်ရသည်။ [ဝဝတ္ထာနေ+ယုတ္တိ-ဝဝတ္ထာနယုတ္တိ။]

သော။ ဒွါရေဟိ၊ တို့ဖြင့်။ ၀၀တ္တာနံ ဟောတိ။ ပန၊ ကား။ ဒွါရန္တရစာရိဟိ၊ ဒွါရတပါး၌ ဖြစ်လေ့ရှိကုန်သော။ ကမ္မေဟိ၊ တို့ဖြင့်။ ဒွါရနံ၊ တို့ကို။ အ၀၀တ္တာနံ၊ ပိုင်းခြားသတ်မှတ် နာမည်တပ်နိုင်ခြင်းသည်။ န(ဟောတိ)။ [“န အ-၀၀တ္တာနံ၊ ပိုင်းခြားသတ်မှတ် နာမည်တပ်နိုင်ခြင်းသည်။ ဟောတိ၊ ဤ” ဟု ဆိုလိုသည်။](ကသွာ။) ကမ္မာနပေက္ခကာယဒွါရဒါဒိဘာဝေဟိ၊ ကံကိုမငဲ့သော ကာယဒွါရ အစရှိသည်တို့၏အဖြစ် ရှိကုန်သော။ ဒွါရေဟိ၊ တို့ဖြင့်။ ၀၀တ္တိ-ဘာနံ၊ ပိုင်းခြားသတ်မှတ် နာမည်တပ်အပ်ပြီးကုန်သော။ ကာယကမ္မဒွါရဒါဒိတို့၏။ ကာယ။ ပ။ ကရတ္တာ၊ ကာယကမ္မဒွါရ အစရှိသည်ကို ပိုင်းခြားသတ်မှတ် နာမည် တပ်ခြင်းကို ပြုတတ်ကုန်သည်၏ အဖြစ်ကြောင့်တည်း။

အထ ၀၂၊ ကား။ ဒွါရန္တရေ၊ ဒွါရတပါး၌။ စရန္တာနိပိ၊ ဖြစ်ပါကုန် သော်လည်း။ ၀၂၊ ဖြစ်သည်လည်းဖြစ်သော ကံတို့သည်။ ကာယဒါဒိဟိ၊ ကာယ-ဒွါရ အစရှိသည်တို့ဖြင့်။ ဥပလက္ခိတာနေဝ၊ အမြဲ သတ်မှတ်အပ်ပြီးကုန်သည်သာ လျှင်။ (ဟုတော။) စရန္တိ၊ ကုန်၏။ (ကသွာ။) ပါဏာတိပါတဒါဒိ၊ တို့၏။ ဝေ သဘာဝတ္တာ၊ ဤသို့ သဘောရှိကုန်သည်၏ အဖြစ်ကြောင့်။ (ကာယဒွါရ အစရှိသည်တို့ဖြင့် အမြဲသတ်မှတ် နာမည်တပ်အပ်ပြီးသော သဘောရှိကုန်သည်၏

၁။ ကမ္မာနပေက္ခကာယဒွါရေဟိ။ ။ ကမ္မာနပေက္ခကာယဒွါရဒါဒိဘာဝေဟိ ယေသန္တိ ကမ္မာနပေက္ခကာယဒွါရဒါဒိဘာဝါနိ (ဒွါရဒါဒိ) ၊ ကာယဒွါရ စသောအမည်သည် ကံကို မငဲ့ဝဲ သဘာဝအတိုင်း ရအပ်သောနာမည် ဖြစ်၏။ ထို ကာယဒွါရ စသောနာမည်တို့ဖြင့် ကံကို ကာယကံ စသည်ဖြင့် နာမည်တပ်ပြီးသောအခါ ထို ကာယကံ စသည်တို့က ဒွါရ ကိုပြန်၍ “ကာယ ကမ္မဒွါရ” စသည်ဖြင့် နာမည်တပ်ဖို့ရန် သတ်မှတ်နိုင်သောကြောင့် ကံတို့ဖြင့် ဒွါရတို့ကို သတ်မှတ်၍ မဖြစ်မဟုတ်၊ ဖြစ်သည်သာ။

၂။ အထ ၀၂။ ။ “ယေဘုယျေန ဝုတ္တိယာ၊ တမ္မာဟုလ္လဝုတ္တိယာ” ဟူသော ၀၀တ္တာနယုတ္တိမှ အခြားတနည်းကို ပြလို၍ “အထ ၀၂” စသည်ကို မိန့်သည်။ ဤနည်း၌ ပါဏာတိပါတ ကံသည် ယေဘုယျနည်းအားဖြင့် ကာယကံ အမည်ရသည် မဟုတ်။ ကာယဒွါရဖြင့် မှတ်သားအပ်သော သဘောရှိသောကြောင့် ကာယကံအမည် ရ၏။ မှန်၏-ကာယကံသည် ၀စီဒွါရ စသော ဒွါရတပါး၌ ဖြစ်သော်လည်း ကာယဒွါရဖြင့် မှတ်သားအပ် (နာမည်တပ်အပ်) ပြီးသည်ဖြစ်၍ သာလျှင် လှည့်လည်ရကား သဘာဝ အတိုင်းပင် ကာယကံဟူသော အမည်ကို ရသည်။ ထိုကံ၏ ဖြစ်ကြောင်း ဖြစ်သော ကြောင့် ကာယဝိညတ်လည်း ကာယ ကမ္မဒွါရ ဟူသောအမည်ကို ရသည်-ဟု ဆိုလို သည်။ [အခြားကံ၊ အခြားဒွါရတို့၌လည်း နည်းတူ။]

၃။ ဝေ သဘာဝတ္တာ။ ပ။ ဗောဓေတော။ ။ ဤဟိတ်ကို “စရန္တိ” ၌လည်းကောင်း၊ နောက်ကသဘာဝါဝဗောဓေ ဟိတ်ကူအဖြစ်ဖြင့်လည်းကောင်း မရ၌ အစပ် ၂-မျိုးပြစ်။ ဤ၌ နောက်အစပ်အတိုင်း အဓိပ္ပာယ်ပြမည်။ ပါဏာတိပါတ ကံ၏ ကာယဒွါရဖြင့် မှတ်

အဖြစ်ကြောင့်။) ဝါ၊ အတွက်။ အာဏတ္တိ ဟတ္ထ ဝိကာရာဒိဟိ၊ စေခိုင်းခြင်း၊ လက်၏ ထူးခြားသော အမှုအရာ အစရှိသည်တို့ဖြင့်။ ဝုစ္စမာနဿပိ၊ ပြောဆို အပ်သူ (ပြုအပ်သူ)၏လည်း။ ဝါ၊ သည်လည်း။ ကာယာဒိဟိ။ သာဓေတဗ္ဗ သဘာဝါဝဗောဓတော၊ ကိုယ် အစရှိသော ဒွါရတို့ဖြင့် ပြီးစေထိုက်သော သဘောကို ထိုးထွင်း၍ သိခြင်းကြောင့်တည်း။

တသ္မာ၊ ကြောင့်။ ကမ္မန္တရဿ၊ ကံတပါးအား။ အတ္တနိ၊ မိမိဟူသော ဒွါရ၌။ စရန္တဿပိ၊ သော်လည်း။ ဒွါရန္တရံ၊ ဒွါရတပါးသည်။ သနာမံ၊ မိမိ အပည်ကို။ န ဒေတိ၊ မပေး။ ကမ္မံပိ၊ ကံသည်လည်း။ ဒွါရဿ၊ အား။ (သ နာမံ၊ ကံ။) န(ဒေတိ)။ ပန၊ အနွယ် ကား။ တံတံ ဒွါရမေဝ၊ ထိုထို ဒွါရ သည်သာ။ ကမ္မာဏ၊ ကံအားလည်းကောင်း။ ကမ္မဉ္စ၊ သည်လည်း။ ဒွါရန္တရေ၊ ၌။ စရန္တပိ၊ ဖြစ်သော်လည်း။ အတ္တနောယေဝ၊ မိမိဟူသော ကံ၏သာလျှင်။ ဒွါရဿ၊ အားလည်းကောင်း။ နာမံ၊ ကံ။ ဒေတိ၊ ၏။ ဣတိ၊ ကြောင့်။ အည မည ဝဝတ္တာနံ၊ သည်။ သိဒ္ဓံ၊ ပြီးစီး၏။ ပန၊ ဆက်။ ပုဗ္ဗေ၊ ၌။ ဒွါရေသု၊

သားအပ်သောသဘော (ထုံးစံ) ရှိခြင်းကို “ဝေသဘာဝ” ဟု ဆိုသည်။ ထိုသို့ သဘော ရှိသည့်အတွက် ပါဏာတိပါတ အမှုကို စေခိုင်းခြင်းဖြင့် ပြောဆိုအပ်သူ (အစေအခိုင်း ခံရသူ) ကလည်း ကိုယ်ဖြင့်ပြီးစေရမည့် ပါဏာတိပါတ သဘောကို သိနိုင်ခြင်း၊ မုသာဝါဒအမှုကို လက်ပြု၍ ပြောဆိုအပ် (စေခိုင်းအပ်) သူကလည်း နှုတ်ဖြင့်ပြီးစေ ရမည့် မုသား၏သဘောကို သိနိုင်ခြင်းကြောင့် ပါဏာတိပါတ အမှုသည် ကာယ ဒွါရမှ တပါးသော ဝစီဒွါရ၌ ဖြစ်သော်လည်း ကာယဒွါရဖြင့် မှတ်သားအပ်ပြီး ဖြစ်၍ သာ လှည့်လည်ရ၏။ ဤသို့စသည်ဖြင့် သိပါ။

၁။ တသ္မာ။ပ။အညမညဝဝတ္တာနံ။ ။ဤနည်းအရ အကျိုးလကို ပြလို၍ “တသ္မာ” စသည်မိန့်။ “တသ္မာ၊ ထိုသို့ ဒွါရတပါး၌ ဖြစ်သော်လည်း ကာယ စသည်တို့ဖြင့် မှတ် သားအပ်ပြီးဖြစ်၍သာ ဖြစ်ခြင်းကြောင့်” ပါဏာတိပါတ ကံသည် ဝစီဒွါရ၌ ဖြစ်သော် လည်း ဝစီဒွါရက မိမိနာမည်ကို မပေး၊ ဝစီကံ မခေါ်စေရ-ဟူလို၊ ထို ပါဏာတိပါတ ကံသည်ပင် ဝစီဒွါရ၌ ဖြစ်ရသော်လည်း မိမိ၏ ကာယကံဟူသော အမည်ကို ထိုဒွါရအား မပေး၊ ထိုဒွါရကို “ဝစီကမ္မဒွါရ” ဟု မခေါ်စေရ-ဟူလို။ ထို့ကြောင့် အညမညဝဝတ္တာနံ (အချင်းချင်းသတ်မှတ်၍ နာမည်တပ်မှု) ကိစ္စသည် ပြီးစီးနိုင်ပါ၏-ဟူလို။

၂။ ပုဗ္ဗေ ပန။ပ။န ဧတံ ဝဝတ္တာနန္တိ။ ။ပါဏာတိပါတ စသော ကံကို ကာယ- ဒွါရ စသော ဒွါရဖြင့် အမြဲသတ်မှတ်ပြီး သဘောရှိလျှင် ရှေး၌ “ဒွါရံ ပန အနိဗဒ္ဓံ” ဟု လည်းကောင်း ၊ “ကမ္မဿ အနိဗဒ္ဓတ္တာ” ဟု လည်းကောင်း အဘယ့်ကြောင့် ဆိုခဲ့ပါ သနည်း ဟု မေးဖွယ်ရှိသောကြောင့် “ပုဗ္ဗေ ပန” စသည်ကို မိန့်သည်။ ရှေး၌ကား ကံက ဒွါရတမျိုးတည်း၌သာ မက အခြားဒွါရ၌လည်း ဖြစ်သေးသည်ကို ရည်ရွယ်၍ “ဒွါရံ ပန အနိဗဒ္ဓံ” စသည်ဖြင့် ဆိုခဲ့သည်။ ယခုသတ်မှတ် နာမည်တပ်ခြင်းကို ရည်

တို့၌။ အနိဗဒ္ဓတာ၊ မဖွဲ့စပ်ဘိသည်၏ အဖြစ်ကို။ ဝါ၊ မမြဲသည်၏ အဖြစ်ကို။ ကမ္မာနံ၊ တို့၏။ ဒွါရန္တရ စရဏမေဝ၊ ဒွါရတပါး၌ လှည့်လည်ခြင်းကိုသာ။ သန္ဓာယ။ ဝုတ္တာ၊ ပြီ။ တေ ၀ဝတ္တာနံ၊ ဤ ပိုင်းခြားသတ်မှတ် နာမည်တပ်ခြင်းကို။ (သန္ဓာယ) န (ဝုတ္တံ)။ ဣတိ (အယံ)၊ ကား။ အဓိပ္ပာယော၊ တည်း။

[“တတ္ထ ကမ္မနာပိ ဒွါရံ နာမံ လဘတိ” စသည်ကို ဖွင့်ပြလို၍ တတ္ထ စသည် မိန့်။] တတ္ထာတိ၊ ကား။ တေသု ဒွါရကမ္မေသု၊ တို့တို့၌။ (ဤစကားဖြင့် တတ္ထ အစွဲကို ပြသည်။) ...ကယကမ္မဿ ဥပ္ပဇ္ဇနဋ္ဌာနန္တိ၊ ဟူသောပါဌ်ဖြင့်။ တံ သဟဇာတာ၊ ထိုကံနှင့်တကွ ဖြစ်သော။ ဝိညတ္တိယေဝ၊ ဝိညတ်ကိုပင်။ ဝုစ္စတိ၊ ၏။ ဟိ၊ မှန်။ သာ၊ ထို ဝိညတ်သည်။ တဿ၊ ထိုကံအား။ ကေနစိ ပကာရေန၊ တစုံ တခုသော အပြားအားဖြင့်။ [၂၄-ပစ္စည်းတွင် တစုံတခုသော ပစ္စည်းဖြင့်။] ပစ္စယော၊ ကျေးဇူးပြုသည်။ ကိဉ္ဇာပိ န ဟောတိ၊ အကယ်၍မူလည်း မဖြစ်ပါပေ။ တထာပိ၊ ထိုသို့ မဖြစ်ပါသော်လည်း။ ကမ္မဿ၊ ကံကို။ ဝိသေသိကာ၊ အထူး ပြုတတ်သော။ ဝိညတ္တိ၊ ဝိညတ်ကို။ (ဝုတ္တာ-၌ စပ်။) ဝါ၊ သည်။ တံ သဟဇာတာ၊ ထိုကံနှင့်တကွ ဖြစ်သည်။ ဟောတိ၊ ၏။ ဣတိ၊ ကြောင့်လည်းကောင်း။ ယထာဝုတ္တ နိယမေန၊ အကြင်ကြင် ဆိုအပ်ပြီးသော သတ်မှတ်ခြင်းဖြင့်။ အညဝိသေသနဿ၊ အခြား ဝိသေသနရှိသော။ ကမ္မဿ၊ ၏။ ဝိသေသနန္တရေ၊

ရှယ်၍ ဆိုခဲ့ခြင်း မဟုတ်ပါ-ဟူလို၊ [“ဒွါရေ စရန္တိ ကမ္မာနီတိ ဧတ္ထ အယမဓိပ္ပာယော” ဟု ရှေ့ ဆိုခဲ့၏။ ဣတိဖြင့် ထို အဓိပ္ပာယောကို ပြန်လှည့်၍ နိဂုံးအပ်သည်။]

၁။ ကမ္မဿ ဝိသေသိကာ။ ။ကယဝိညတ် ဖြစ်ပေါ်မှ အထမြောက်သော ကံကို ကယဝိညတ်က “ကယကံ” ဟု အထူးပြုသောကြောင့် (ဝစိကံ မနောကံတို့မှ အထူး ပြုသောကြောင့်) ဝိညတ်ကို “ကမ္မဿ ဝိသေသိကာ” ဟု ဆိုသည်။ ဝစိဝိညတ်က ဝစိ ကံကို အထူးပြုရာ၌လည်း နည်းတူ။ [“မရန္တကား ကံသည် အထူးပြုအပ်သော ဝိညတ်” ဟု တနည်းဖွင့်သေး၏၊ စဉ်းစားပါ။] ထိုဝိညတ်သည် စိတ် စေတသိက်တွင် ပါဝင်သော စေတနာကံနှင့် အတူတကွ စိတ္တဇရုပ်အဖြစ်ဖြင့် ဖြစ်သောကြောင့် “တံ သဟဇာတာ” ဟု ဆိုသည်။

၂။ ယထာဝုတ္တ နိယမေန။ ။ယောဘုယျုဝုတ္တိအားဖြင့် ဝဝတ္တာန နိယမကို အဋ္ဌ- ကထာ၌ ဆိုခဲ့၏။ ထိုကို ရည်ရွယ်၍ “ယထာဝုတ္တ နိယမ” ဟု ဆိုသည်။ ထို နိယမအရ ကယဒွါရဟူသော ဝိသေသနဖြင့် “ကယကံ” ဟု ယောဘုယျုနည်းအရ အမည်ရပြီး သော ကံသည် ဝစိဒွါရဟူသော ဝိသေသနတပါး၌ မဖြစ်နိုင်ခြင်းကြောင့်လည်းကောင်း၊ (ရှေ့ပြခဲ့သော အကြောင်းကြောင့် လည်းကောင်း) ဝိညတ်ကို ကံ၏ ဖြစ်ရာဌာန အဖြစ် ဖြင့် ဆိုအပ်သည်-ဟူလို။ [စသဒ္ဓေါ စေတ္ထံ လောပေါ၊ အဘာဝါ၏ နောက်၌ စ- သဒ္ဓါ ကျေသည်။ အဘာဝါ စာတိ အတ္ထော၊ ဘဿ ဝုတ္တာတိ သမ္ပန္နော။-မရ။ ဤ အတိုင်း အနက်ပေးထားသည်။]

တပါးသော ဝိသေသန၌။ ဥပ္ပတ္တိ အဘာဝါ (၈)၊ ဖြစ်ခြင်း၏ မရှိခြင်းကြောင့် လည်းကောင်း။ တဿ၊ ထိုကံ၏။ ဥပ္ပတ္တိဋ္ဌာနဘာဝေန၊ ဖြစ်ရာဋ္ဌာန၏ အဖြစ် ဖြင့်။ ဝုတ္တာ၊ ဆိုအပ်ပြီ။

ကာယေန ပန ကတတ္တာတိ၊ ကား။ ကာယဝိညတ္တိံ၊ ကို။ ဇနေတုာ၍။ တာယ၊ ထို ကာယဝိညတ်ဖြင့်။ ဇီဝိတိန္ဒြိယံ။ နိပ္ပာဒနတော၊ ဇီဝိတိန္ဒြေကို ဖြတ် ခြင်း အစရှိသော အမှုကို ပြီးစေခြင်းကြောင့်။ အတ္တနော၊ မိမိဟူသော ကံ၏။ နိပ္ပတ္တိဝသေန၊ ပြီးခြင်း၏ အစွမ်းဖြင့်။ ကာယေန၊ ကာယဖြင့်။ ကတံ၊ ပြုအပ် သော။ ကမ္မန္တိ၊ ကံဟူ၍။ ဝုတ္တာ၊ ဆိုအပ်ပြီ။ (ကသုာ၊ ကြောင့်။ ကမ္မဿ၊ ကံ ၏။ နိပ္ပတ္တိံ၊ ပြီးခြင်းကို။ ကာယေန ကတံတိ၊ ကာယေန ကတံ ဟူ၍။ ဝုတ္တာ၊ နည်း။) ဟိ (ယသုာ)၊ ဧတ္ထ၊ ဤ ကံကိုပြီးစေရာ၌။ ကာယော၊ ကာယဝိညတ် သည်။ ကာရဏဘူတော၊ အကြောင်းဖြစ်၍ ဖြစ်၏။ ဣတိ၊ ကြောင့်။ (ကမ္မဿ နိပ္ပတ္တိံ ကာယေန ကတံတိ ဝုတ္တာ။)

အညမည ဝဝတ္တိတာတိ ဧတ္ထ၊ ဤ။ ကမ္မုနာ၊ ကံဖြင့်။ ကာယော၊ ကာယ- ဝိညတ်ကို။ ကာယကမ္မဒ္ဓါရန္တိ၊ ကာယကံ၏ဖြစ်ရာ ဒ္ဓါရဟူ၍။ ဝေ၊ သို့။ ဝဝတ္တိ တော၊ ပိုင်းခြား သတ်မှတ်အပ်ပြီ။ ကာယော ဣစ္စေဝ၊ ကာယ ဟူ၍သာ။ န(ဝဝတ္တိတော)၊ ပိုင်းခြားသတ်မှတ်အပ်သည်မဟုတ်။ သူစိ၊ အပ်ကို။ ကမ္မုနာ၊ အလုပ်ဖြင့်။ သူစိကမ္မ ကရဏန္တိ၊ အပ်အမှုကို ပြုကြောင်းဟူ၍။ ဝဝတ္တိတာ ယထာ၊ သကဲ့သို့လည်းကောင်း။ သူစိဣစ္စေဝ၊ သူစိဟူ၍သာ။ (ကမ္မကရဏ မပါပဲ-ဟူလို။) န (ဝဝတ္တိတာ ယထာ)၊ မပိုင်းခြား မသတ်မှတ်အပ်သကဲ့သို့ လည်းကောင်း။ တထာ၊ တူ။ ဣဒံပိ၊ ဤ ကာယကမ္မဒ္ဓါရကိုလည်း။ ဒဋ္ဌဗ္ဗံ၊ ၏။

၈။ ဆက်။ အညမည ဝဝတ္တိဘာတိ(ပဒဿ)၊ ၏။ အညမညံ။ ဝိသေသိတာ၊ အထူးပြုအပ်ကုန်ပြီ။ ဣတိ အတ္ထော၊ ကို။ (ဒဋ္ဌဗ္ဗော)....ဧဝံ သန္တေတိ၊ ကား။ 'ယထာဝုတ္တာ၊ သော။ ဝုတ္တာနနိယမံ၊ ပိုင်းခြား သတ်မှတ်ခြင်း၌

၁။ ကာရဏဘူတော ဟိ ပနေတ္ထ။ ။ဤဝါကျ၌ "ဟိ-ပန" ဟု နိပါတ် ၂-ခုရှိ၏။ နောက်၌လည်း "ကာယောတိ" ဟု ဣတိသဒ္ဓါပါ၏။ ထို့ကြောင့် မရ၌ "ဟိသဒ္ဓေါ ဟေတုအတ္ထော၊ ပနသဒ္ဓေါ ဝစနသိလိဋ္ဌတ္ထော" ပထမဖွင့်သည်။ ဤနည်းအလို "ကသုာ ကမ္မဿ နိပ္ပတ္တိံ ကာယေန ကတန္တိ ဝုတ္တာ" ဟု ပုစ္ဆာဝါကျ အပိုထည့်၍ အနက်ပေးဖို့ရန် မရဖွင့်သည်။ ဤအတိုင်း နိဿယ၌ အနက်ပေးထား၏။ "ဟိသဒ္ဓေါ ဝါ အဝဇာရ- ဏတ္ထော၊ ပနသဒ္ဓေါ အာရမ္မတ္ထော" ဟု တနည်းဖွင့်သေး၏။ ထိုအလို "ပန၊ ဆက်။ ပ။ ကာရဏဘူတောဟိ၊ အကြောင်းဖြစ်၍ ဖြစ်သည်သာ။ ဣတိ၊ ဤသို့မှတ်အပ်၏" ဟု ပေးပါ။

၂။ ယထာဝုတ္တာပနိယမံ။ ။အဋ္ဌကထာ၌ယေဘုယျဝုတ္တိအားဖြင့် လည်းကောင်း။ တဗ္ဗာဟုလ္လဝုတ္တိအားဖြင့်လည်းကောင်း ဒ္ဓါရဝဝတ္တာန ကမ္မဝဝတ္တာန ကို ဆိုထား၏။

မြဲသောအမှတ်အသားကို။ အဂ္ဂဟေတု၊ မယူမ၍။ ဒွါရေ။ပ။ဝစနမေဝ၊ ကို
သာ။ ဂဟေတု၊ ယူ၍။စောဒေတိ၊ ၎်။ တတ္ထ၊ ထို စောဒနာ၌။ ဝေ သန္တေတိ၊
ကား။ ကမ္မာနံ၊ တို့၏။ ဒွါရန္တရစရဏေ၊ ဒွါရတပါး၌ ဖြစ်ခြင်းသည် လည်း
ကောင်း။ အညမညေန၊ တပါးတပါးဖြင့်။ ဝဝတ္ထာနေ စ၊ ပိုင်းခြားသတ်
မှတ် နာမည်တပ်ခြင်းသည် လည်းကောင်း။ နာမလာဘေ၊ နာမည်ရခြင်း၌။
ဝိသေသနေ၊ အထူးပြုခြင်းသည်။ သတိ၊ သော်။ (န ယုဇ္ဇတိ-၌ စပ်။) ဣတိ
အတ္ထော။

က ယ က မ္မ ဒွါ ရ က ထာ ဝ ဏ္ဏ နာ၊ သ ညံ။ နိ ဋ္ဌိ တာ။

ဝစီကမ္မဒွါရကထာအဖွင့်

စတုဟိ ။ပ။ သမန္နာဂတာတိ ဧတ္ထ၊ ၌။ (ဒဋ္ဌဗ္ဗာ-၌ စပ်။) 'သုဘာသိတ-
ဘာသန သင်္ခါတာ၊ ကောင်းစွာ ပြောဆိုအပ်သည်' မည်လောက်အောင် ပြောဆို
ခြင်းဟု ဆိုအပ်သော။ အပိသုဏဝါစာ၊ ပိသုဏဝါစာ၏ ဆန့်ကျင်ဘက်စကား
လည်းကောင်း။ ဓမ္မဘာသနသင်္ခါတော၊ တရားဟောခြင်းဟု ဆိုအပ်သော။

ထိုအဆိုကို "ယထာဝုတ္တံ ဝဝတ္ထာနနိယမံ" ဟု ဆိုသည်။ အဋ္ဌကထာ၌ နောက်နားဝယ်
ဆိုအပ်သော ဝဝတ္ထာနနိယမကို မယူပဲ "ဒွါရေ စရန္တိ ကမ္မာနိ" စသော စကားတဘက်
သတ်ကိုသာ ယူ၍ ဝေ သန္တေ စသည်ဖြင့် စောဒနာသည်။ [ဝဝတ္ထာနေ၊ ပိုင်းခြား
သတ်မှတ် နာမည်တပ်ခြင်း၌+နိယမော၊ အမြဲမှတ်သားကြောင်းဖြစ်သော ယေဘုယျ-
ဝုတ္တိ၊ တဗ္ဗာဟုလ္လဝုတ္တိတည်း။ ဝဝတ္ထာနနိယမော။]

၁။ နာမလာဘေ ဝိသေသနေ။ ။ရှေ့၌ ဝဝတ္ထိတာကို "ဝိသေသိတာ" ဟု ဖွင့်ခဲ့
၏။ ထို့ကြောင့် ဤ ဝိသေသနေလည်း "ဝဝတ္ထာနေ" ၎် အဓိပ္ပာယ် ဟု မှတ်ပါ။
"နာမလာဘေ" ကား အဘယ်အရာ၌ ဝိသေသနပြုသနည်း ဟု မေးဖွယ်ရှိ၍ ထည့်အပ်
သော အာဓာရတည်း။ [နာမလာဘေ-အာဓာရဘူတေ။-မရ။]

၂။ သုဘာသိတ။ပ။ဒဋ္ဌဗ္ဗာ။ ။ပိသုဏဝါစာ ဟူရာ၌ ချောပစ်ကုန်းတိုက်ကြောင်း
စေတနာကို ယူရသကဲ့သို့၊ အပိသုဏဝါစာ ယူရာ၌လည်း ချောပစ်ကုန်းတိုက်ခြင်း၏
ဆန့်ကျင်ဘက် ဖြစ်၍ ကောင်းမွန်စွာ ပြောဆိုကြောင်း စေတနာကိုယူရ၏။ ဤသို့စသည်
ဖြင့် အခြားဝါစာတို့၌လည်း ပြောဆိုကြောင်း စေတနာကို ကောက်ယူရ၏။ ထို့ကြောင့်
"တထာ ပဝတ္ထာ စေတနာ ဒဋ္ဌဗ္ဗာ" ဟု ဆိုသည်။

မှတ်ချက်။ ။ဝါစာ ၄-မျိုးကို သရုပ်ပြရာ၌ "သုဘာသိတ ဘာသနသင်္ခါတာ"
စသည်ဖြင့် ဝိသေသန ၄-မျိုးကိုပြထား၏။ ထို ဝိသေသနများသည် "သုဘာသိတံယေဝ
ဘာသတိ၊ နော ဒုပ္ပာသိတံ၊ ဓမ္မံ ယေဝ။ပ။နော အဓမ္မံ၊ ပိယံ ယေဝ။ပ။နော အပိယံ၊
သစ္စံ ယေဝ ဘာသတိ၊ နော အလိကံ" ဟူသော သဂါထာဝဂ္ဂ-ဝဂီကသုတ်ကို မှီး၍
ပြထားသည်-ဟု မှတ်ပါ။

အသမ္ပပ္ပလာပေါ၊ သမ္ပပ္ပလာပ၏ ဆန့်ကျင်ဘက် စကားလည်းကောင်း။ ပိယ-
 ဘာသနသင်္ခါတာ၊ ချစ်ဖွယ်ကို ပြောဆိုခြင်းဟု ဆိုအပ်သော။ အဖရသဝါစာ၊
 ဖရသဝါစာ၏ ဆန့်ကျင်ဘက် စကားလည်းကောင်း။ သစ္စဘာသနသင်္ခါတော၊
 မှန်ကန်သော စကားကို ပြောဆိုခြင်းဟု ဆိုအပ်သော။ အမုသာဝါဒေါ စ၊
 မုသာဝါဒ၏ ဆန့်ကျင်ဘက် စကားလည်းကောင်း။ ဣတိ၊ သို့။ တောဝါစာ၊
 တို့ကို။ တထာ၊ ထို သုဘာသိတဘာသန စသော အခြင်းအရာအားဖြင့်။ ပဝတ္တာ၊
 ကုန်သော။ စေတနာ။ စေတနာဟိုဟူ၍။ ဒဠဗ္ဗာ၊ ကုန်၏။ သဟသဒ္ဓါ ပုနာတိ၊
 ဟူသော စကားကို။ တဿ ဝိကာရဿ၊ ထို ဝိညတ် ဟူသော ဝိကာရရုပ်၏။
 သဒ္ဓေန၊ သဒ္ဓရုပ်နှင့်။ သဟ။ သမ္ပ၊ တတ္တာ၊ ဖြစ်သည်၏ အဖြစ်ကြောင့်။
 ဝုတ္တံ၊ ပြီး။ ပန၊ ဆက်။ စိတ္တာနုပရိဝတ္တိတာယ၊ စိတ်သို့ အစဉ်လိုက်၍ ဖြစ်ခြင်း
 ရှိသည်၏ အဖြစ်ကြောင့်။ (“စိတ္တာနုပရိဝတ္တိနော ဓမ္မာ” အရ၌ ဝိညတ် ပါပင်
 သောကြောင့်။) သော၊ ထို ဝိညတ်ဟူသော ဝိကာရသည်။ ယာဝ သဒ္ဓာဘာဝိ၊
 သဒ္ဓရုပ် ဖြစ်သည်တိုင်အောင် ဖြစ်လေ့ရှိသည်။ (သဒ္ဓရုပ်ကဲ့သို့ ၁၇-ချက်
 စိတ္တက္ခဏ ကြာသည်။) န၊ မဟုတ်။ ဣတိ ဒဠဗ္ဗာ၊ ၎င်း။

ဝိတက္က။ ပ။ ဝိညေယျောတိ၊ ဟူ၍။ ပဝတ္တေန၊ ဖြစ်သော။ မဟာအဋ္ဌကထာ
 ဝါဒေန၊ အားဖြင့်။ စိတ္တသမုဋ္ဌာနသဒ္ဓေါ၊ စိတ်ကြောင့်ဖြစ်သော အသံသည်။
 ဝိညတ္တိ သနုနေန၊ ဝိညတ်ကြောင့် ထိခိုက်ခြင်းနှင့်။ ဝိနာပိ။ ဥပုဇ္ဇတိ၊ ဖြစ်နိုင်၏။
 ဣတိ၊ ဤအနက်သည်။ အာပဇ္ဇဟိ၊ ဖြစ်၏။ (ကသ္မာ ဣတိ အာပဇ္ဇတိ။) ဟိ
 (ယသ္မာ) ယာ။ ပ။ ဝိညတ္တိတိ၊ ဟူ၍။ ဝစနတော၊ ကြောင့်။ အသောတဝိညေယျ
 သဒ္ဓေန၊ သောတဝိညေယျ မဟုတ်သော အသံနှင့်။ င ဟ၊ တက္က။ ဝိညတ္တိယာ၊
 ဝိညတ်၏။ ဥပုတ္တိ၊ ဖြစ်ခြင်းသည်။ နတ္တိ၊ နိုင်။ ဣတိ၊ သို့။ ဝိညာယတိ။ ဣတိ၊
 ကြောင့်။ (ဣတိ။ ဤအနက်သည်။ အာပဇ္ဇတိ၊ ၎င်း။)

စ၊ ဆက်။ စိတ္တသမုဋ္ဌာနံ သဒ္ဓါယတနန္တိ ဧတ္ထ၊ ပါဠိ၌။ ကောစိ၊ တစုံတခု
 သော။ စိတ္တသမုဋ္ဌာနော၊ စိတ်ဟူသော ဖြစ်ကြောင်းရှိသော။ သဒ္ဓေါ၊ သဒ္ဓသည်။
 ဝါ၊ ကို။ အသင်္ဂဟိတော နာမ၊ မသိမ်းယူအပ်သည် မည်သည်။ န အတ္တိ၊ မရှိ။
 ဣတိ အဓိပ္ပာယေန၊ ဤသို့သော အလိုဖြင့်။ မဟာအဋ္ဌကထာဝါဒါ၊ ကို။
 (သင်္ဂဟကာရော။) ပဋိသေခေတိ၊ တားမြစ်၏။ ဟိ၊ မှန်။ (တနည်း-ကသ္မာ
 ပဋိသေခေတိ၊ နည်း။) ဟိ (ယသ္မာ)။ ဆဗ္ဗိဓေန ရူပသင်္ဂဟာဒိသု၊ ဆဗ္ဗိဓေန
 ရူပသင်္ဂဟ အစရှိသည်တို့၌။ [အာဒိဖြင့် “သတ္တဝိဓေန ရူပသင်္ဂဟ” စသည်ကိုယူ။
 ရူပကဏ္ဍပါဠိတော်ကြည့်ပါ။] သောတဝိညေယျန္တိ၊ ပါဠိဖြင့်လည်းကောင်း။ ဒိဋ္ဌံ
 သုတန္တိ ဧတ္ထ၊ ပါဠိ၌။ သုတန္တိ စ၊ ပါဠိဖြင့်လည်းကောင်း။ ကောစိ၊ သော။
 သဒ္ဓေါ၊ သဒ္ဓကို။ န သင်္ဂဟတိ၊ မသိမ်းယူအပ်သည် ကား။ န၊ မဟုတ်။ (သင်္ဂဟတိ

ဝေ၊ သိမ်းယူအပ်သည်သာ။ သုခုမသဒ္ဓါ ဖြစ်စေ၊ သုခုမ မဟုတ်သော သဒ္ဓါဖြစ်စေ၊ မည်သည့်သဒ္ဓါ မဆို သိမ်း ယူနိုင်သည်သာ။) ဣတိ၊ ကြောင့်။ ဝါ၊ ထိုသို့ သောတ ဝိညေယျပါဌ်၊ သုတံ ပါဌ်တို့ဖြင့် မှသိမ်းယူအပ်သော သဒ္ဓါရုပ် ခုရှိသည်၏ အဖြစ် ကြောင့်။ (မဟာအဋ္ဌကထာ ဝါဒံ၊ ကိ။ ပဋိသေဓေတိ။)

ပန၊ ဆက်။ မဟာအဋ္ဌကထာယံ၊ ဤ။ (ဝုတ္တာ သိယာ-၌ စပ်။) ဝိညတ္တိသဟဇ မေဝ၊ ဝိညတ်နှင့် တကွဖြစ်သည်သာလျှင် ဖြစ်သော။ ဇိဝှာ ။ပ။ သမုဋ္ဌိတံ၊ လျှာ၊ အာစောက်တို့၏ လှုပ်ခြင်း အစရှိသည်ကို ပြုတတ်သော ဝိတက်ကြောင့် ဖြစ်သော။ သုခုမသဒ္ဓါ၊ သိမ်မွေ့သော အသံကို။ ဒိဗ္ဗသောတေန၊ ဖြင့်။ သုတုာ၊ ဤ။ အာဒိသတံ၊ ညွှန်ပြ၏။ ဣတိ၊ ဤစကားကို။ သုတ္တေ၊ သုတ္တန်ပါဌ်တော်၌။ (ဝုတ္တံ။) [ဣတိတံ ဣတိဝစနံ သုတ္တေ ဝုတ္တန္တိ သမ္ပန္နော။-မဓု။] ပဋ္ဌာနေ စ၊ ပဋ္ဌာန်းပါဌ်တော်၌လည်း။ ဩဋ္ဌာရိကသဒ္ဓါ၊ ထင်ရှားသော အသံကို။ သန္ဓာယ၊ ဤ။ သောတ ။ပ။ ပစ္စယောတံ၊ ဟူ၍။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ ဣတိ ဣမိနာ အဓိပ္ပာယေန၊ ဤသို့သော အလိုဖြင့်။ အသောတဝိညေယျတံ၊ သောတ ဝိညေယျ မဟုတ်သည်၏ အဖြစ်သည်။ ' ဝါ၊ ကိ။ (အာစရိယေန၊ မဟာအဋ္ဌ ကထာ ဆရာသည်။) ဝုတ္တာ၊ ဆိုအပ်သည်။ သိယာ၊ ဖြစ်ရာ၏။ ပန၊ ထိုသို့ပင် ဆိုအပ်သည် ဖြစ်ရာပါသော်လည်း။ (ဆိုဟန်တူပါသော်လည်း။) သဒ္ဓေါ၊ စ၊ အသံလည်း ဟုတ်၏။ အသောတဝိညေယျော စ၊ သောတဝိညေယျလည်း မဟုတ်။ ဣတိ ဧတံ၊ ဤစကား ၂-ရပ်သည်။ ဝိရုဒ္ဓံ၊ ဆန့်ကျင်၏။ ဣတိ၊ ဤသို့ နှလုံးသွင်း၍။ ပဋိက္ခေပေါ၊ သင်္ဂဟကာရဆရာ၏ ပယ်မြစ်ခြင်းကို။ ဝေဒိတဗ္ဗော။

ဝိညတ္တိပစ္စယာ၊ ဝိညတ်ဟူသော အကြောင်းကြောင့်။ ဘဒ္ဓနာ၊ ထိခိုက်ခြင်း တည်း။ ဝိညတ္တိဘဒ္ဓနာ၊ ခြင်း။ ဝါ၊ တနည်း။ ဝိညတ္တိ ဝေ၊ ဝိညတ်သည်ပင်။ (ဝိညတ္တိဘဒ္ဓနာ၊ မည်၏။) ဟိ၊ မှန်။ ဘဒ္ဓနာ၊ ပ။ ဝိကာရော၊ ထိခိုက်သော အခြင်းအရာ အားဖြင့် ဖြစ်သော ဘူတရုပ်တို့၏ ထူးခြားသော အမူအရာကို။ ဘဒ္ဓနာတံ၊ ဘဒ္ဓနာဟူ၍။ ဝုတ္တာ၊ ဆိုအပ်ပြီ။ သံဘဒ္ဓနေန၊ ပထဝီဓာတ် ၂- ပါးတို့၏ အချင်းချင်း ထိခိုက်ခြင်းနှင့်။ သဟေဝ၊ တပြိုင်နက်သာလျှင်။ သဒ္ဓေါ၊ သည်။ ဥပ္ပဇ္ဇတံ၊ ၎င်း။ ပုဗ္ဗာပရဘာဝေန၊ ရှေ့နောက်၏ အဖြစ်ဖြင့်။ န (ဥပ္ပဇ္ဇတံ)၊ ဖြစ်သည်မဟုတ်။ (ထိခိုက်ခြင်းက ရှေ့၊ အသံက နောက်မှဖြစ်သည်မဟုတ်-ဟူလို။)

ပထဝီဓာတုယာဒိ ဣဒံ၊ ဤစကားကို။ ဝါယောဓာတုယာ၊ ၎င်း။ (စာလနံ၊ လှုပ်စေခြင်းဟူသော။ ကိစ္စံ၊ ကိစ္စသည်။ အဓိကံ) ဝိယ၊ အဓိက ဖြစ်သကဲ့သို့။ (လွန်ကဲသကဲ့သို့။ တထာ။) ပထဝီဓာတုယာ၊ ၎င်း။ သံဘဒ္ဓနံ အချင်းချင်း ထိ ခိုက်ခြင်းဟူသော။ ကိစ္စံ၊ သည်။ အဓိကံ၊ တည်း။ ဣတိ ကတုာ၊ ဤသို့

နှလုံးသွင်း၍။ ဝုတ္တံ။ ဝိကာရဿ စ၊ ဝိကာရ ရုပ်၏လည်း။ တပုစ္စယဘာဝေါ၊ ထို ထိခိုက်ခြင်း၏ အကြောင်း၏အဖြစ်ကို။ ဝုတ္တနယေနေဝ ဝေဒိတဗ္ဗော။ ဟိ၊ မှန်။ တဗ္ဗိကာရနံ၊ ထိုဝိကာရရုပ် ရှိကုန်သော။ ဘူတာနံ၊ မဟာဘုတ်တို့၏။ 'အညမညဿ၊ တပါးတပါးအား။ ပစ္စယဘာဝေါ၊ ကျေးဇူးပြုတတ်ကုန်သည်၏ အဖြစ်သည်။ (ဟောတိ။) ဣဘိ၊ ဤသို့ မှတ်အပ်၏။ 'အညမ္ပိ၊ သော။ သဗ္ဗံ၊ သော။ ဝိဓာနံ၊ အစီအရင်ကို။ ကာယဝိညတ္တိယံ ဝိယ ဝေဒိတဗ္ဗံ။

တိသမုဋ္ဌာနိကကာယံ စာလေတိ န စာလေတိတိ၊ ဟူသော၊ အယံ ငါဏေကို။ ဣဓ၊ ဤ ဝစိကမ္ပဒ္ဓါရကထာ၌။ န လဗ္ဘတိ။ (ကသ္မာ န လဗ္ဘတိ။) ဟိ (ယသ္မာ)။ စာလနံ၊ လှုပ်စေခြင်းဟူသည်။ ဥပါဒိန္နသန္နံ၊ ဥပါဒိန္နရုပ်တို့၏ ထိခိုက်ခြင်းသည်။ န၊ မဟုတ်။ ဣတိ။ ကြောင့်။ (န လဗ္ဘတိ။) “စိတ္တသမုဋ္ဌာနိကေ ပန ကာယေ စလန္တေ တေသမုဋ္ဌာနိကော စလတိ န စလတိ” ဟု ကာယကမ္ပဒ္ဓါရကထာ၌ ဆိုခဲ့၏။ ထိုစကားကိုပင် ဤ၌ “တိသမုဋ္ဌာနိကကာယံ စာလေတိ န စာလေတိ” ဟု ချုံး၍ ဆိုထားသည်။]

'ဟိ၊ မှန်။ (တနည်း) ဟိ၊ စာလနသန္နတို့၏ သဘောကား။ ဒေသန္တရပ္ပုဒန ပရမ္ပရတာ၊ အရပ်တပါး၌ ဥပါဒိစေခြင်း၏ အဆက်ဆက်၏ အဖြစ်သည်။

၁။ ဝိကာရဿ စပ။ ဝေဒိတဗ္ဗော။ ။ [တပုစ္စယဘာဝေါတိ ဥပါဒိန္နကသန္နနဿ ပစ္စယဘာဝေါ။ - အနု။] ကာယကမ္ပဒ္ဓါရကထာ၌ “စိတ္တသမုဋ္ဌာနာယ ပန ဝါယောဓာတုယာ။ ပ။ ပစ္စယော ဘဝိတံ သမတ္ထော ဧကော အာကာရဝိကာရော အတ္ထိ” ဟု ဆိုခဲ့၏။ ထို့အတူ ဤ ဝစိကမ္ပဒ္ဓါရကထာ၌လည်း “စိတ္တပထဝိယာ ဥပါဒိန္နကသန္နနေ ပစ္စယော ဘဝိတံ သမတ္ထော စိတ္တသမုဋ္ဌာနမဟာဘူတာနံ ဧကော အာကာရဝိသေသော အတ္ထိ” ဟု သိနိုင်သောကြောင့် “ဝုတ္တနယေနေဝ ဝေဒိတဗ္ဗော” ဟု ဆိုသည်။

၂။ အညမညဿ ပစ္စယဘာဝေါ။ ။ တပုစ္စယဘာဝေါကိုပင် “အညမညဿ ပစ္စယဘာဝေါ” ဟု ဆိုသည်။ ဝိကာရဟူသော ဝိညတ်ရုပ်ပါရှိသော စိတ္တဇ မဟာဘုတ်တို့၏ အချင်းချင်း ထိခိုက်ခြင်း၏အကြောင်းကို “အညမညပစ္စယ” ဟု ဆိုသည်။ ထို့ကြောင့် ဤဝါကျသည် ရှေ့ဝါကျ၏ ဒဋ္ဌိသာဖြစ်သင့်၏။ အကြောင်းပြ မဖြစ်သင့်။ [ထိုသို့ စိတ္တဇ မဟာဘုတ်ချင်း ထိခိုက်သောအခါ ကမ္ပဇ၊ ဥတုဇ။ အာဟာရဇ မဟာဘုတ်ရုပ်များနှင့်လည်း ထိခိုက်သည်သာ။]

၃။ အညမ္ပိ သဗ္ဗံ ဝိဓာနံ။ ။ ဤ ညွှန်ပြချက်ကား မိမိဖွင့်ခဲ့သော “န စိတ္တသမုဋ္ဌာနာတိ ဧတေန ပရမတ္ထတော အဘာဝံ ဒေသတိ။ ပ။ နိစ္စော အတ္ထိတိ” ဟူသော စကားကို ညွှန်ပြခြင်းတည်း။ ထို့ကြောင့် “အညမ္ပိ၊ အဋ္ဌကထာ၌ ဆိုအပ်သော အစီအရင်မှတပါးလည်းဖြစ်သော” ဟု အကျယ်ပေးပါ။

၄။ စာလနံ ဟိ ပ။ တရပ္ပုဒေါ။ ။ ဤစကားသည် ကာယဒ္ဓါရ အခန်း၌ ဝါယောဓာတ်၏ သုဟဇာတရုပ်ကို လှုပ်ရှားစေပုံနှင့် ဤဝစိဒ္ဓါရခန်းဝယ် ပထဝိဓာတ်၏ ဥပါ-

(အဆက်ဆက်အားဖြင့် အပုပ်တပါး၌ ဥပါဒ်စေခြင်းသည်။) စာလနံ၊ စာလန-
မည်၏။ ဝါ၊ လှုပ်စေခြင်းမည်၏။ ပစ္စယဝိသေသေန၊ အကြောင်းအထူးကြောင့်။
ဘူတကလာပါနံ၊ မဟာဘုတ်ဟူသော ရုပ်ကလာပ်တို့၏။ အံသန္တတရူပါဒေါ၊
အလွန်နီးကပ်စွာ ဥပါဒ်ခြင်းသည်။ ခန္ဓနံ၊ ခန္ဓာ-မည်၏။ ဣတိ၊ ဤကား၊ စာ
လန ခန္ဓာတို့၏ သဘောတည်း။

ဥပတ္တမ္ဘနကိစ္စံပိ နတ္ထိတိ၊ ကား။ ဥပတ္တမ္ဘနေန၊ ထောက်ပံ့ခြင်းနှင့်။ ဝိနာ၊
ကင်း၍။ ပဌမစိတ္တသမုဋ္ဌာနာ၊ ပထမစိတ်ကြောင့် ဖြစ်သည်။ (သမာနာ)ပိ၊
သော်လည်း။ ခန္ဓနာကာရေန၊ ထိခိုက်ခြင်းဟူသော အခြင်းအရာအားဖြင့်။
ပဝတ္တတိ၊ ၏။ ဣတိ၊ ကြောင့်။ ခန္ဓနတ္ထံ၊ ထိခိုက်ခြင်းအကျိုးငှာ။ ဥပတ္တမ္ဘနေန၊
ဖြင့်။ ပယောဇနံ၊ အကျိုးသည်။ နတ္ထိ၊ လဒ္ဓါသေဝနေန၊ ရအပ်သော အာသေ
ဝနရှိသော။ စိတ္တေနော၊ ပထမ စိတ်ကြောင့်ပင်လျှင်။ ခန္ဓနဿ၊ ၏။ ဗလဝ-
ဘာဝတော စ၊ အားရှိသည်၏ အဖြစ်ကြောင့်လည်း။ (ခန္ဓနတ္ထံ။ပ။နတ္ထိ။)

ဒိန္နကခန္ဓန ဖြစ်ပုံသဘောကို ပြသော စကားတည်း။ ရှေးရှေး ရုပ်ကလာပ်၌ပါသော
ဝါယောဓာတ်၏ အစွမ်းကြောင့် နောက်နောက် ရုပ်ကလာပ်တို့ ဥပါဒ်သောအခါ မူလ
နေရာ၌ မဥပါဒ်နိုင်ပဲ အဆင့်ဆင့် နေရာရွှေ့၍ ဥပါဒ်စေခြင်းကို “စာလန” ဟု ဆို၏။
ဝိညတ်ဟူသော အကြောင်းအထူး၏ ကျေးဇူးပြုမှုကြောင့် စိတ္တဇဘူတရုပ်နှင့် စတုဇဘူတ
ရုပ်တို့၏ (အသံထွက်လောက်အောင် အလွန်နီးကပ်စွာ ဥပါဒ်ခြင်းကို “ခန္ဓန” ဟု
ဆိုပါသည်-ဟူလို။ [ဒေသန္တရေ၊ မူလဥပါဒ်ရာ အရပ်မှ တပါးသော အရပ်၌+ဥပပါဒနံ
ဥပါဒ်စေခြင်းတည်း။ ဒေသန္တရူပပါဒနံ၊ ဒေသန္တရူပဒနဿ+ပရမ္မရတာ၊ အဆင့်ဆင့်၏
အဖြစ်တည်း။ ဒေသန္တရူပပါဒန ပရမ္မရတာ၊ ဆိုလိုရင်းမှာ-ဥပါဒ်ပြီးသော ရုပ်ကလာပ်
ဟူသမျှတို့ မိမိဖြစ်ရာအရပ်မှ မရွှေ့ပြောင်းနိုင်။ ထို့ကြောင့် “ဆက်ကာ ဆက်ကာ
အရပ်တပါး၌ ရွှေ့၍ရွှေ့၍ ဥပါဒ်စေခြင်းကို “စာလန” ခေါ်သည်”ဟူလို။]

၁။ ဥပတ္တမ္ဘနကိစ္စံ နတ္ထိတိ။ ။ “ကဿကမ္မ ဒွါရကတာ၌ ရှေးရှေးဇောကြောင့်
ဖြစ်သော ဝါယောဓာတ်က ထောက်ပံ့ပုံကို ဆိုသကဲ့သို့ ဤ ဝစီကမ္မဒွါရကထာ၌ ရှေး
ရှေးဇောကြောင့်ဖြစ်သော ပထဝီဓာတ်က ထောက်ပံ့ဖွယ်မလို”ဟု အဋ္ဌကထာဆိုရာ၌
ပထဝီဓာတ်နှင့် ထိခိုက်ရာဝယ် ရှေးရှေးဇောဝိထိမှ (သုတ္တန်နည်းအားဖြင့်) အာသေဝန
ရခဲ့ပြီး ဖြစ်သောကြောင့် ပဌမဇောကြောင့် ဖြစ်သော ပထဝီဓာတ်သည်ပင် ထိခိုက်နိုင်
ရကား ပထဝီဓာတ်ချင်း ထိခိုက်ကြဖို့ရန် ရှေးရှေးပထဝီဓာတ်တို့က အထောက်အပံ့
ပေးနေဖွယ်မလို-ဟု ဆိုလိုသည်။ [ရှေးရှေးဇောဝိထိက ရွတ်ဆိုလို၍ စိတ်ကူးခြင်းကို
“ပုဗ္ဗဘာဘိသင်္ခါရ” ဟု ခေါ်၏။ ထိုပုဗ္ဗဘာဘိသင်္ခါရကို “အာသေဝန” ဟု ခေါ်ထားသည်။
“လဒ္ဓါသေဝနေနာတိ လဒ္ဓပုဗ္ဗဘာဘိသင်္ခါရေန၊ စိတ္တေနောတိ ပဌမစိတ္တေနော။-အန။]

ဣတိ (အယံ)၊ ကား။ အဓိပ္ပာယော၊ သင်္ဂဟကာရဆရာ၏ အလိုတည်း။ ဥပတ္တန္တနံ၊ သည်။ နတ္ထိ၊ မရှိ။ အတ္ထိ၊ ရှိ၏။ ဣတိ၊ သို့။ (မရှိဘူး၊ ရှိတယ် ဆိုတာကို။) ဝိစာရေတွာ၊ စူးစမ်း စိစစ်၍။ ဂဟေတဗ္ဗံ၊ မှတ်ယူထိုက်၏။

ဝေဓိကဗ္ဗဒ္ဓါရကထာ ဝတ္ထုနာ၊ သည်။ နိဋ္ဌိတာ။

မနောကဗ္ဗဒ္ဓါရကထာ အဖွင့်

အယံ နာမ။ပ။န ဝတ္ထုဗ္ဗာတိ ဣဒံ၊ ဤစကားကို။ ယဿ၊ အကြင် စေတနာ ဓမ္မ၏။ မနော၊ မန ဟူသမျှသည်။ ဒွါရံ၊ ဒွါရသည်။ (ဟောတိ။) တံ ဒဿ- နတ္ထံ၊ ထို ဒွါရဝန္တဖြစ်သော စေတနာဓမ္မကို ပြခြင်းအကျိုးငှာ။ ဝုတ္တံ၊ ပြီ။

၁။ နတ္ထိ အတ္ထိတိ ဝိစာရေတွာ။ ။ဋီကာဆရာသည် “ဥပတ္တန္တနကိစ္စမရှိ” ဟူသော စကားကို နှစ်သက်ဟန် မတူ။ ထို့ကြောင့် “ဝိစာရေတွာ ဂဟေတဗ္ဗံ” ဟု ဆိုသည်။ အက္ခရာတလုံးသည် ရဿအက္ခရာပင် ဖြစ်စေကာမူ လက်ဖျောက်တချက်တီးခန့် ကြာ ရကား ထို အက္ခရာအသံ ပြသစွာ ပေါ်ထွက်သည့်တိုင်အောင် ဇောဝိထိပေါင်း များစွာ ဖြစ်ရပေလိမ့်မည်။ ထို့ကြောင့် ရှေးရှေး ဇောဝိထိတို့ကြောင့်ဖြစ်သော ပထဝီတို့က အထပ် ထပ် ထိခိုက်နေရာဝယ် အသံ မပြသသေးမီ ထောက်ပံ့နေသည် ဟု ဆိုရသော်လည်း အသံပြသမှု အတွက်သာ ထောက်ပံ့နေခြင်းဖြစ်၍ ထိခိုက်မှု ဆန္ဒအတွက်မှာ ထောက်ပံ့ စရာ မလိုသောကြောင့် “ဥပတ္တန္တနကိစ္စ နတ္ထိ” ဟု အဋ္ဌကထာ ဆိုပါသည်။ ထို့ကြောင့် အဋ္ဌကထာ စကားသည် အသင့်ပင် ဖြစ်၏ ဟု ထင်၏။ သို့သော်—

အနုဒ္ဓိကာ။ ။အနုဒ္ဓိကာ၌ “ကိဉ္ဇာပိ ပဌမစိတ္တေနာပိ ဆန္ဒနာ နိပ္ပဇ္ဇတိ၊ ကေသေဝ ပန ဗဟုသော ပဝတ္တနေန အတ္ထိ ကောစိ ဝိသေသောတိ ပုရိမဇေဝနသမုဋ္ဌိတာဟိ ဆန္ဒနာဟိ ပတိလဒ္ဓေဝနေန သတ္တမဇေဝနေန သမုဋ္ဌိတာ ဆန္ဒနာ ပရိဗုတ္တံ အက္ခရံ နိဗ္ဗတ္တေတိတိ ဥပတ္တန္တနံ နတ္ထိတိ န သက္ကာ ဝတ္တံ” ဟု မူလဒီကာ စကားကိုပင် ထောက်ခံပြီး၍ “လဒ္ဓါဘိသင်္ခါရေန ပန ပဌမစိတ္တေနပိ ဆန္ဒနာ မလဝတိ ဟောတိတိ အဋ္ဌကထာယံ ဥပတ္တန္တနကိစ္စ နတ္ထိတိ ဝုတ္တံ သိယာ၊ သဗ္ဗမေတံ ဝိမံသိတွာ ဂဟေ- တဗ္ဗံ” ဟု မိန့်သည်။

အနုဒ္ဓိကာ မြန်မာပြန်။ ။ပထမစိတ်ကြောင့်လည်း ထိခိုက်ခြင်းကိစ္စ ပြီးနိုင်သည် ကား မှန်ပါ၏။ သို့သော် တခုသော အက္ခရာ၏ပင် များစွာထပ်၍ ဖြစ်ရခြင်းအားဖြင့် အနည်းငယ်ထူးခြားချက် ရှိရမည်သာ။ ထို့ကြောင့် ရှေ့ဇောတို့ကြောင့် ဖြစ်ရကုန်သော ထိခိုက်ခြင်းတို့မှ ရအပ်သော အာသေဝနရှိသော သတ္တမဇောကြောင့် ဖြစ်သော ထိခိုက် ခြင်းသည် ထင်ရှားသော အက္ခရာအသံကို ဖြစ်စေနိုင်၏။ ထို့ကြောင့် ဥပတ္တန္တနကိစ္စ မရှိဟု ဆိုခြင်းငှာ မတတ်ကောင်း။ (ဥပတ္တန္တနကိစ္စ ရှိရမည်သာ-ဟူလို။)

ကပေတီတိ၊ ဟူသောပုဒ်၏။ တံ၊ သင် ဖဿသည်။ (သင် ဖဿက။) ဖုသနံ၊ တွေထိမူကို။ ကရောဟိ၊ ပြုလော့။ တံ၊ သင် ဝေဒနာသည်။ (သင် ဝေဒနာက။) ဝေဒယိတံ၊ ခံစားမှုကို။ (ကရောဟိ။) ဣတိ ဝေံ၊ ဤသို့ အစရှိသည်ဖြင့်။ ကပေန္တံ ဝိယ၊ ပြုစီမံ သကဲ့သို့။ [ဝိယသည် ဥပရိက္ခာဇောတက။] ပဝတ္တတိ၊ ၏။ ဣတိ အတ္ထော။ ပကပ္ပနဉ္စ၊ ပကပ္ပန ဟူသည်လည်း။ တဒေဝ၊ ထို ပြုစီမံ သကဲ့သို့ ဖြစ်ခြင်းပင်တည်း။ [တဒေဝဖြင့် ပကပ္ပနဉ္စ ပ-သဒ္ဒါသည် အနက် အထူးအရှိ၊ ဓာတုတ္တာနုဝတ္တက၏ အဖြစ်ကို သိစေသည်။] ကိံ ပိဏ္ဍိ ကရော- တီတိ၊ ပါဌ်ဖြင့်။ အာယူဟနတ္ထဝသေန၊ အာယူဟန အနက်၏ အစွမ်းဖြင့်။ ပုစ္ဆတိ၊ ၏။ [အာယူဟနနှင့် ပိဏ္ဍိ ကရောတိသည် ပရိယာယ်-ဟူလို။] ဟိ၊ အထူးကား။ ဖဿာဒိဓမ္မေ၊ တို့ကို။ အဝိပ္ပကိဏ္ဍေ၊ ဖရိုဖရဲ မကျသည်တို့ကို။ ကတွာ၊ ၍။ (စုပေါင်း၍။) သကိစ္စေသု၊ ဖုသန စသော မိမိကိစ္စတို့၌။ ပဝတ္တနံ၊ ဖြစ်စေခြင်းသည်။ အာယူဟနံ၊ အာယူဟန မည်၏။ တတ္ထေဝ၊ ထို မိမိကိစ္စတို့ဝယ် ဖြစ်စေခြင်း၌ပင်။ ဗျာပါရဏံ၊ တပင်တပန်း အားထုတ် ခြင်းသည်။ စေတယနံ၊ စေတယန မည်၏။ တထာ၊ ထို ဆိုအပ်ပြီးသော အခြင်းအရာအားဖြင့်။ ကရဏံ၊ ပြုခြင်းသည်။ အဘိသင်္ခရဏံ၊ မည်၏။ ဣတိ၊ ဤသို့ မှတ်အပ်၏။

၁။ ဖဿာဒိဓမ္မေ ဟိ။ ။ ဤစကားသည် အာယူဟနနှင့် စေတယန အထူးကို ပြသောစကားတည်း။ [အာယူဟနစေတယနာနံ နာနတ္ထံ ဒသေန္တော ဖဿာဒိဓမ္မေ-ဟိတိအာဒိမာဟ။-အန။] ဖဿ-စသော သမ္ပယုတ်တရားတို့ကို တခုနှင့်တခု ပြန်ကျ မနေစေပဲ တလုံးတစည်းတည်းဖြစ်အောင် ပြု၍ မိမိကိစ္စ၌ ဖြစ်စေခြင်းသည် အာယူဟန မည်၏။ ထိုသို့ဖြစ်နေအောင် ဗျာပါရပြုခြင်းသည် စေတယန မည်၏။

၂။ ဗျာပါရဏ။ ။ ဝိ-အာ-ပုဗ္ဗ၊ စုရာဒိ-ပရဓာတ်၊ ယု-ပစ္စည်းတည်း။ ပရိဿမ- တပင်တပန်း အားထုတ်ခြင်းအနက်ကို ဟော၏။ ထို အားထုတ်မှုကို “ဗျာပါရ အား ကြီးသည်” ဟု ဆိုကြသည်။ ထိုဗျာရသည်ပင် နှိုးဆော်ခြင်းသဘော ဖြစ်သောကြောင့် စေတနာကို အနက်ပြန်ရာ၌ “ဆော်” ဟု ပြန်ဆိုကြ၏။ “အဝိပ္ပကိဏ္ဍေ ကတွာ” နှင့် ဤ “ဗျာပါရဏ” ကို ပေါင်းလျှင် “စေ+ဆော်” ဟု အနက်ဖြစ်၏။ “ဖဿ-စသော သမ္ပယုတ်တရားတို့ကို ကြိုးတိုးကျွတ် မဖြစ်စေပဲ စေ့စပ်စေ၍ ဆိုင်ရာကိစ္စကို ပြုလုပ် ဖြစ်ရန် နှိုးဆော်သောတရား” ဟု ဆိုလိုသည်။

၃။ တထာ ကရဏံ။ ။ [တထာ ကရဏန္တိ ယထာ ဖဿာဒယော သကသကကိစ္စေ ပသုတာ ဘဝန္တိ၊ တထာ ကရဏံ၊ တေနေဝ (ထို့ကြောင့်ပင်) ယထာဝုတ္တေန အဝိပ္ပကိဏ္ဍ ဗျာပါရဏာကာရေန သမ္ပယုတ္တာနံ ကရဏံ ပဝတ္တနန္တိ ဒဋ္ဌဗ္ဗံ။-အန။] ဤ အနုဒ္ဓိကာ အတိုင်း “အဘိသင်္ခရဏသည် အာယူဟန စေတယန ၂-မျိုး ဖြစ်အောင် ပြုစီမံခြင်း တည်း” ဟု မှတ်ပါ။ အာယူဟန စေတယန ၂-မျိုးမှ သီးခြားအထူး ဟု မမှတ်ပါနှင့်။

တေ ဘူမကဿေဝ၊ ဘုံသုံးပါး၌ဖြစ်သော ကုသိုလ် အကုသိုလ် မန-
 ကိုသာ။ ဂဟဏံ၊ ယူခြင်းသည်။ လောကုတ္တရာကမ္မဿ၊ ၎င်း။ ကမ္မက္ခယ-
 ကရတ္တာ^၁၊ ကံ၏ကုန်ခန်းခြင်းကို ပြုတတ်သည်၏ အဖြစ်ကြောင့်တည်း။ ။
 မနောကမ္မဒ္ဒါရကထာ ဝတ္ထုနာ၊ သည်။ နိဋ္ဌိတာ။

ကမ္မကထာ အဖွင့်

စေတယိတွာ။ပ။တ္ထေ၊ ၌။ ယသ္မာ၊ ပုရိမစေတနာယ၊ ဖြင့်။ စေတယိတွာ၊
 စေတနာပုဗ္ဗကံ၊ စေတနာရှေ့ရှိသော။ ကမ္မံ၊ သတ်မှု စသော ကံသည်။ တံ
 စေတနာ သဘာဝမေဝ၊ ထို စေတနာ သဘောရှိသည်သာ။ ဣတိ၊ ကြောင့်။
 စေတနံ၊ ကို။ အဟံ၊ သည်။ ကမ္မံ၊ ကံဟူ၍။ ဝဒါမိ၊ ၎င်း။ ဣတိ အတ္ထော။
 [ဤဝါကျ၏ အဓိပ္ပာယ်ကို အဋ္ဌကထာ ဘာသာဋီကာ၌ ပြထားပြီ။ ဤဋီကာ
 အလို “ယသ္မာ စေတယိတွာ ကာယေန ဝါစာယ မနသာ ကမ္မံ ကရေတိ၊
 တသ္မာ စေတနံ ကမ္မံ ဝဒါမိ”ဟု ဝါကျကို ရှေ့နောက်ပြန်၍လည်း အနက်
 ပေးနိုင်သည် ဟု မှတ်ပါ။]

၂အထ ဝါ၊ ကား။သမာနကာလတ္ထေ၊တူသော ကာလရှိကုန်သည်၏ အဖြစ်
 သည်။ (သတိ) ပိ၊ သော်လည်း။ ကာရဏကိရိယာ၊ အကြောင်း ကြိယာသည်။
 ပုဗ္ဗကာလာ ဝိယ၊ ပုဗ္ဗကာလ ကြိယာကဲ့သို့။ ဝတ္တံ၊ ဆိုခြင်းငှာ။ ယုတ္တာ၊ သင့်၏။
 ဖလကိရိယာ စ၊ အကျိုးကြိယာသည်လည်း။ အပရကာလာ ဝိယ၊ အပရကာလ

၁။ ကမ္မက္ခယ ကရတ္တာ။ ။လောကုတ္တရာမဂ် တည်းဟူသော ကမ္မစေတနာသည်
 အဝိဇ္ဇာတဏှာကိုသာ ကုန်အောင်ပြု၏။ ကံကိုကား တိုက်ရိုက်အားဖြင့် ကုန်အောင်
 မပြုနိုင်။ သို့သော် အဝိဇ္ဇာ တဏှာကုန်လျှင် ကံ၏ အစွမ်းသတ္တိ (အကျိုးပေးနိုင်သော
 သတ္တိ)လည်း မရှိတော့ရကား မဂ္ဂစေတနာကို “ကမ္မက္ခယကရ”ဟု ဆိုသည်။ ဤ
 ဒွါရကထာသည် သံသရာဝယ် အကျိုးပေးနိုင်သော ကံတို့ကို ပြရာကထာ ဖြစ်၏။
 ထို့ကြောင့် ကမ္မက္ခယကရဖြစ်သော မဂ္ဂစေတနာကို မယူသင့်ရကား တေဘူမကကုသိုလ်
 အကုသိုလ်ကိုသာ ယူရတော့သည်။

၂။ အထ ဝါ။ပ။ယုတ္တာ။ ။ပြခဲ့သော နည်း၌ “စေတယိတွာ”အရ ပုရိမစေတနာကို
 ရ၍ “ကမ္မံ ကရေတိ”အရ ပုရိမစေတနာကို ရသောကြောင့် ကာလအားဖြင့် ကွဲပြား
 နေရကား ထိုသို့ မကွဲပြားသော အခြားတနည်းကို ပြလို၍ “အထ ဝါ”စသည် မိန့်။
 “စေတယိတွာ ကမ္မံ ကရေတိ”ဟု ဆိုရာ၌ ကာလတူသော်လည်း “စေတယိတွာ”အရ
 စေတနာခြင်း ကိရိယာသည် အကြောင်းကြိယာ၊ “ကရေတိ”အရ ပြုခြင်းကြိယာသည်

ကြိယာကဲ့သို့။ (ဝတ္တု ယုတ္တာ။) စ၊ ဆက်။ ယသ္မာ။ စေတနာယ၊ ဖြင့်။ စေတယိတွာ၊ စေတနာရုံ။ ကာယဝါစာဟိ၊ ကာယဒွါရ ဝစီဒွါရတို့ဖြင့်။ စောပနကိရိယံ၊ စောပနကြိယာကိုလည်းကောင်း။ (ဝါယောဓာတ်၏ အစွမ်းအားဖြင့် လှုပ်ရှား ကြွမြောက်ခြင်း ဟူသော အမူအရာ ကြိယာ၊ ပထဝီဓာတ်၏ အစွမ်းအားဖြင့် ထိခိုက် လှုပ်ရှားခြင်း ဟူသော အမူအရာ ကြိယာကိုလည်းကောင်း။) မနသာ၊ မနောဒွါရဖြင့်။ အဘိဇ္ဈာဒိ ကိရိယံ စ၊ အဘိဇ္ဈာအစရှိသော ကြိယာကိုလည်းကောင်း။ ကရောတိ၊ ၏။ 'တသ္မာ။ တဿာ ကိရိယာယ၊ ထို စောပန ကြိယာ၊ အဘိဇ္ဈာဒိကြိယာကို။ ကာရိကံ၊ ပြုတတ်သော။ စေတနံ၊ ကို။ အဟံ ကမ္မံ ဝဒါမိတိ အတ္ထော။

အကျိုးကြိယာ ဖြစ်သောကြောင့် အကြောင်းကြိယာကို ပုဗ္ဗကာလ၊ အကျိုးကြိယာကို အပရကာလကဲ့သို့ ဆိုသင့်၏။ ဆိုရိုးထုံးစံလည်း ရှိ၏။

ဥပမာ-“စက္ခု စ ပဋိစ္စ ရူပေ စ ဥပ္ပဇ္ဇတိ စက္ခုဝိညာဏံ” ဟူရာ၌ စက္ခု ရူပတို့ကို စွဲမှီရာကာလနှင့် စက္ခုဝိညာဉ်စိတ်၏ ဖြစ်ရာကာလသည် သမာနကာလ ဖြစ်သော်လည်း အကြောင်းဖြစ်သော စက္ခု ရူပ ပဋိစ္စကြိယာကို ပုဗ္ဗကာလကဲ့သို့ ရှေ့က ထား၍၊ စက္ခုဝိညာဉ်၏ ဥပ္ပဇ္ဇနကြိယာကို အကျိုးကြိယာ ဖြစ်သောကြောင့် နောက်က ထားလျက် ဆိုသကဲ့သို့တည်း။ [စိတ်ဖြစ်သည်နှင့် တပြိုင်နက် စေတနာစေတသိက် ပါဝင်၏။ ထို စိတ်ကြောင့်ပင် ကာယဝိညာတ် ဝစီဝိညာတ်နှင့်တကွ လှုပ်ရှားခြင်း ကြိယာ၊ အဘိဇ္ဈာဒိ-ကြိယာလည်း ဖြစ်ရကား တပြိုင်နက် သမာနကာလ ဖြစ်ပုံကို သိပါ။]

၁။ ယသ္မာ။ပ။ကရောတိ။ ။စေတယိတွာနှင့် ကရောတိကို တပြိုင်နက်ဖြစ်သော သမာန ကာလကြိယာ ဟု ယူ၍ “ကမ္မံ”အရ စေတနာကိုမယူပဲ အမူအရာ ကြိယာကို ယူသည်။ “ကရဏံ၊ ပြုခြင်းအမူအရာ။ ကမ္မံ၊ ရာ” ဟု ပြု။ ထို ကြိယာ ဟူသည် ကာယဝိညာတ် ဝစီဝိညာတ်တို့နှင့်တကွ ပြုအပ်သော စောပနကြိယာ၊ မနောဒွါရသက်သက်ဖြင့် ပြုအပ်သော အဘိဇ္ဈာ စသော အမူအရာတည်း။ [စောပန၌ စုပဇာတ်သည် မန္တဂတိ-နှေးနှေးသွားခြင်း (လှုပ်ရှားခြင်း) အနက်ဟောတည်း။ “စောပနကြိယာ”အရ ကာယဝိညာတ် ဝစီဝိညာတ်ကိုလည်း အနုဖွင့်သေး၏။ ထိုအလို ရှေးရှေး ကာယ-ဝစီဝိညာတ်ကို “ကာယဝါစာဟိ”အရ ယူ၍၊ နောက်နောက် ဝိညာတ်ကို “စောပနကြိယံ”အရ ယူပါ။]

၂။ တသ္မာ တဿာ။ပ။စေတနံ။ ။ [တသ္မာဖြင့် “ယသ္မာ။ပ။ကရောတိ” ဝါကျကို ပြန်စွဲပါ။ မရ၌ “သမာန ကာလတ္ထေပိ။ပ။ယုတ္တာ” ဝါကျနှင့် ယသ္မာ-စသော နောက် ဝါကျကို အစွဲပြုထား၏။ စဉ်းစားပါ။] “တဿာကြိယာယ ကာရိကံ” ဖြင့် “စေတနာဟံ ဘိက္ခဝေ” ဟူသော ဝါကျ၌ စေတနာ၏ ဝိသေသနံကိုပြု၏။ ဤအလို “စေတနာဟံ ဘိက္ခဝေ” စသော ပါဠိတော်၌ “ယသ္မာ။ စေတယိတွာ၊ စေတနာဖြင့် စေတနာရုံ။ ကာယေန၊ ဖြင့်လည်းကောင်း။ပ။မနသာ၊ ဖြင့်လည်းကောင်း။ ကမ္မံ၊ စောပနကြိယာ အဘိဇ္ဈာ-စသော ကြိယာကို။ ကရောတိ။ တသ္မာ၊ ကြောင့်။ တဿ ကမ္မဿ၊ ထို စောပနကြိယာ အဘိဇ္ဈာဒိကြိယာကို။ ကာရိကံ၊ ပြုတတ်သော။ စေတနံ၊ ကို။

ကာယေဝါတိ၊ ကား။ ကာယဝိညတ္တိသင်္ခါတေ၊ ကာယဝိညတ် ဟု ဆိုအပ်
 သော။ ကာယေ ဝါ၊ ကာယဒွါရ သည်သော်လည်း။ သတိတိ၊ ကား။
 ဓရမာနေ၊ ထင်ရှားရှိလတ်သော်။ ဝါ၊ တနည်း။ အနိရောဓိတေ၊ မချုပ်စေ
 အပ်သေးလတ်သော်။ ကာယ သမုဋ္ဌာပိကာ၊ ကာယဝိညတ်ကို ဖြစ်စေတတ်
 သော။ စေတနာ၊ သည်။ ကာယသဉ္ဇေတနာ၊ မည်၏။ စ၊ ဆက်။ ဣ
 ဤ ပါဠိတော်၌။ သုခ ဒုက္ခပ္ပုဒါကော၊ ကောင်းသော ဣဋ္ဌအကျိုး၊ မကောင်း
 သော အနိဋ္ဌအကျိုးကို ဖြစ်စေတတ်သော တရားသည်။ ကမ္မေန၊ ကံသည်။
 ဘဝိဘဗ္ဗံ၊ ဖြစ်ရာ၏။ စေတနာ စ၊ စေတနာကိုလည်း။ (ကာယသဉ္ဇေတနာ၌
 စေတနာကိုလည်း။) သုခ ဒုက္ခပ္ပုဒါကော၊ ကောင်းသော ဣဋ္ဌအကျိုး၊ မကောင်း
 သော အနိဋ္ဌအကျိုးကို ဖြစ်စေတတ်၏ ဟူ၍။ (ဘဂဝတော၊ သည်။) ဝုတ္တာ၊ ပြီ။
 ဣတိ၊ ကြောင့်။ တဿာ၊ ထို စေတနာ၏။ ကမ္မဘာဝေါ၊ ကံ၏အဖြစ်သည်။
 သိဒ္ဓော၊ ပြီးစီးသည်။ ဟောတိ။

သဉ္ဇေတနိယန္တိ၊ ကား။ သဉ္ဇေတနသဘာဝန္တံ၊ သဉ္ဇေတနာ သဘော
 ရှိသော။ (ကမ္မံ-၌ စပ်။) သမိဒ္ဓိတ္ထေရေန၊ သမိဒ္ဓိထေရ်သည်။ သဉ္ဇေတနိယံ။ပ။
 ဒုက္ခံ သော ဝေဒယတိတိ၊ ဟူ၍။ အဝိဘဇိတော၊ မခွဲခြား မဝေဖန်မူ၍။ ဗျာ-
 ကတော၊ ဖြေဆိုအပ်ပြီ။ [ယခုစာအုပ်များ၌ “သုခံ သော ဝေဒယတိ” ဟု
 ရှိ၏။ ပါဠိတော်၌ကား “ဒုက္ခံ သော ဝေဒယတိ” ဟု ရှိ၏။] ပန၊ စင်စစ်
 ကား။ သော ပဉ္စော၊ ထို ပြဿနာကို။ သုခဝေဒနိယန္တိ အာဒိနာ၊ ဖြင့်။ ဝိဘ-
 ဇိတော၊ ၍။ ဗျာကာတဗ္ဗော၊ ဖြေဆိုထိုက်၏။ တဿာ၊ ကြောင့်။ (ခွဲခြား ဖြေ
 ဆိုထိုက်သည်ကို မခွဲခြားပဲ ဖြေဆိုအပ်သည်၏ အဖြစ်ကြောင့်။) သမ္မာ ဗျာ-
 ကတော နာမ၊ သမ္မာ ဗျာကာတ မည်သည်။ န ဟောတိ။ ဣတရဒ္ဓယေပိ၊
 သုခဝေဒနိယမှ တပါးသော ဒုက္ခဝေဒနိယ၊ အဒုက္ခမသုခဝေဒနိယ နှစ်ပါး
 အပေါင်း၌လည်း။ ဒေသဝနယော။

ပန၊ ဆက်။ ယထာ၊ အကြင် အခြင်းအရာအားဖြင့်။ သုတ္တာနိ၊ ကာယေ ဝါ
 သတိ-အစရှိသော သုတ်တို့သည်။ ဌိတာနိ၊ တည်ရှိကုန်၏။ တထာ၊ ထို သုတ်တို့၏

ကမ္မံ၊ ကံဟူ၍။ ဝဒါဒိ၊ ၎င်း” ဟု ပေးပါ။ ဤနည်း၌ “အကျိုးကြိယာ၏ ကမ္မအမည်ကို
 အကြောင်းစေတနာ၌ တင်စား၍ ဖလူပစာရအားဖြင့် စေတနာကို ကမ္မ ဟု ခေါ်သည်” ဟု
 ဆိုလိုသည်။

၁။ ယထာ ပန။ပ။တထာ။ ။အဋ္ဌကထာဝယ် ကမ္မဒွါရကထာတုန်းက ကံနှင့် ဒွါရ
 တို့၏ မရောပုံကိုလည်းကောင်း၊ အချင်းချင်း ပိုင်းခြားသတ်မှတ် နာမည်တပ်ရပုံကိုလည်း
 ကောင်း ယေဘုယျနည်း တဗျာဟုလှနည်းတို့၏ အစွမ်းဖြင့် ဆိုအပ်သကဲ့သို့ ယ့်အတူ
 ဤကံသုံးပါးတို့ကို ပြရာအခန်း၌ အဘယ့်ကြောင့် မဆိုအပ်ပါသနည်း ဟု မေးဖွယ်

တည်ရှိတိုင်းသော အခြင်းအရာအားဖြင့်။ ။ စောပန။ပ။ဘူတာ၊ စောပန-
 ကြိယာ၏ မှီရာဖြစ်၍ ဖြစ်ကုန်သော။ ကာယဝါစာ၊ ကာယဝါစာ တို့သည်
 လည်းကောင်း။ (ကာယ ဝိညတ် ဝစီဝိညတ်တို့သည်လည်းကောင်း။) အဘိဇ္ဈာဒိ
 ကိရိယာ နိဿယော၊ အဘိဇ္ဈာအစရှိသော ကြိယာ၏ မှီရာဖြစ်သော။ မနော
 စ၊ မနသည်လည်းကောင်း။ ဒွါရာနိ၊ ဒွါရတို့မည်၏။ ပန၊ ဆက်။ (တနည်း)။
 ပန၊ ဒွါရမည်ပုံမှမဟုတ်ပဲ ကံမည်ပုံကား။ ဝါသိအာဒိဟိ၊ ဓား အစရှိသည်
 တို့ဖြင့်။ ဆေဒနာဒိ၊ ဖြတ်ခြင်း အစရှိသော အမှုကို။ (ကရောန္တိ) ဝိယ၊
 ကဲ့သို့။ (တထာ၊ တူ။) 'ယာယ စေတနာယ၊ ကြောင့်။ ကရဏဘူတေဟိ၊
 ကရိုဏ်းဖြစ်၍ ဖြစ်ကုန်သော။ တေဟိ ကာယာဒိဟိ၊ ထို ကာယ-အစရှိသည်
 တို့ဖြင့်။ စောပနဘိဇ္ဈာဒိ ကိရိယံ၊ စောပနကြိယာ၊ အဘိဇ္ဈာ-အစရှိသော
 ကြိယာကို။ ကရောန္တိ၊ ကုန်၏။ သာ စေတနာ၊ သည်။ ကမ္မံ၊ ကံ မည်၏။
 'ဣတိ၊ ကြောင့်။ (စောပနကြိယာ၏ မှီရာဖြစ်၍ ဖြစ်သော ကာယဝါစာ၊

ရှိသောကြောင့် “ယထာ ပန”စသည်ကို မိန့်သည်။ [ပြတ်ပြီးစကားကို စောဒနာဖွယ်
 ရှိ၍ တက်လာသော ဝါကျာရမ္ဘတည်း။ တထာကို ဒွါရာနိ၊ ကမ္မံ ဒိဿတိ-တို့၌ စပ်ပါ။]
 ဆိုလိုရင်းကား-ယထာ သုတ္တာနိ ဌိတာနိ၊ တထာ ဒွါရာနိ ကမ္မန္တိ ဒိဿတိ=ကာယေ
 ဝါ ဟိ သတိ-စသော ပါဠိတော်များ တည်ရှိသည့်အတိုင်းပင် “မည်သည့်တရားတို့က
 ဒွါရ၊ မည်သည့်တရားတို့က ကံ”ဟု သတ်မှတ်ပုံ ထင်ရှားပါသည်။ ထို့ကြောင့် ကမ္မ-
 ဒွါရကထာတုန်းကကဲ့သို့ ယေဘုယျနည်း တဗ္ဗာဟုလွန်နည်းအားဖြင့် မဆိုအပ်တော့ပါ-
 ဟူလို။

၁။ စောပနကြိယာ။ပ။ဒွါရာနိ။ ။စိတ္တဇဝါယောဓာတ် လွန်ကဲသော ရုပ်ကလာပ်
 ဝယ် ဝါယောဓာတ်၏ ရူပကာယကို တောင့်ထားခြင်း လှုပ်ရှားစေခြင်းကြိယာ၊ စိတ္တဇ
 ပထဝီဓာတ် လွန်ကဲသော ရုပ်ကလာပ်ဝယ် ပထဝီဓာတ်၏ ဥပါဒိန္နက ပထဝီဓာတ်တို့၌
 ထိခိုက်ခြင်းကြိယာကို “စောပနကြိယာ”ဟု ခေါ်သည်။ ထိုကြိယာတို့၏မှီရာ ဥပနိဿယ
 သည် ကာယဝါစာဟူသော ဝိညတ် ၂-ပါးတည်း။ အဘိဇ္ဈာဒိကြိယာ၏မှီရာ ဥပနိဿယ
 သည် မနတည်း။ ထို ၃-ပါးကို “ဒွါရ”ဟု ခေါ်၏။

၂။ ယာယ ပန။ပ။ကမ္မံ။ ။ [“တေဟိ ကာယာဒိဟိ”ပုဒ်က ကရိုဏ်းဖြစ်သော
 ကြောင့် ယာယ စေတနာယ-ကို ဟိတ်အနက် ပေးရသည်။] ဓား စသည်တို့ဖြင့် ဖြတ်မှု
 စသည်တို့ကို ပြုရသကဲ့သို့၊ ကာယ-စသည်တို့ဖြင့် စောပနကြိယာ စသည်ကို ပြုကြောင်း
 စေတနာသည် ကံမည်၏။

၃။ ဣတိ ဒွါရပုဂ္ဂိုလ်။ပ။ ဒိဿတိ။ ။ဣတိကို တသ္မာ-ဟု မရဖွင့်၏။ ထို
 တသ္မာဖြင့် ရှေ့ပြခဲ့သော စောပနကြိယာနိဿယဘူတာ - စသည်ကို (နိဿယ
 အတိုင်း) စွဲပါ။ ဒွါရပုဂ္ဂိုလ်ကို “အညသ္မိ” ဒွါရေ အညေသံ ကမ္မာနံ ပဝတ္တိယံ
 သတိပိ - ပါဏာတိပီတ-စသော ကံက ဝစီဒွါရ၌ လည်းကောင်း၊ မုသာဝါဒ-
 စသောကံက ကာယဒွါရ၌လည်းကောင်း ဤသို့စသည်ဖြင့် အခြားဒွါရ၌ အခြားကံ

အဘိဇ္ဈာဒိကြိယာ၏ မှီရာဖြစ်သော မနုတို့၏ ဒွါရ-မည်ကုန်သည်၏ အဖြစ်၊ ကာယ-အစရှိသည်တို့ဖြင့် စောပနကြိယာ အဘိဇ္ဈာဒိကြိယာကို ပြုကြောင်း စေတနာ၏ ကံမည်သည်၏ အဖြစ်ကြောင့်။) ဒွါရပ္ပဝတ္တိယံ၊ ဒွါရတပါး၌ ကံတပါးတို့၏ ဖြစ်ခြင်းသည်။ (သတိ) ပိ၊ သော်လည်း။ ကမ္မဒွါရဘေဒနံ စ၊ ကံနှင့် ဒွါရတို့ကို ခွဲခြားခြင်းသည်လည်းကောင်း။ ကမ္မဒွါရ ဝဝတ္တနုဉ္စ၊ ကံ ဒွါရတို့ကို ပိုင်းခြားသတ်မှတ် နာမည်တပ်ခြင်းသည်လည်းကောင်း။ ဒိဿတိ၊ ကွဲကွဲပြားပြား ထင်ရှား၏။ စ၊ လဒ္ဒဂုဏ်ကို ပြဋ္ဌိးအံ့။ ဝေ သတိ၊ သော်။ ကာယေန ။ပ။ ဂါထာယော၊ တို့သည်။ အတိဝိယ၊ အလွန်အကဲသာလျှင်။ ယုဇ္ဇန္တိ၊ သင့်မြတ်ကုန်၏။

လောကုတ္တရမဂ္ဂေါ၊ လောကုတ္တရမဂ်သည်။ ဣဓ လောကိယကမ္မကထာယံ၊ ဤ လောကီဖြစ်သော ကမ္မကထာ၌။ အနုဓိပ္ပေတော၊ အလို မရှိအပ်သည်။ (သမာနော)ပိ၊ သော်လည်း။ ဘဇာပိယမာနော၊ ကပ်ဝင်စေအပ်သော်။ (သွင်းအပ်သော်။) တိဏိ၊ ကုန်သော။ ကမ္မာနိ၊ ကံတို့သို့။ ဘဇတိ၊ ကပ်ဝင်၏။ [“လောကုတ္တရမဂ္ဂေါ ဘဇာပိယမာနော”ဟူသော အဋ္ဌကထာ စကားကိုပင် “ဣဓ လောကိယ ကမ္မကထာယံ အနုဓိပ္ပေတောပိ” ဟု ထည့်၍ဖွင့်သည်။]

တို့ ဖြစ်ပါသော်လည်း”ဟု မရဖွင့်၏။ “ကမ္မဒွါရနံ အသံမိဿနံ” ဟူသော မရ အဖွင့်ကိုကြည့်၍ “ကမ္မဒွါရဘေဒနုဉ္စ”ဟု ရှိသင့်၏။ ကမ္မဒွါရဝဝတ္တနုဉ္စ၏ အဖွင့် ကိုလည်း “ကမ္မဒွါရနုဉ္စ အညမညနိယမနံ” ဟု မရ၌ ပါ၍ရှိသင့်၏။ ဆိုလိုရင်း ကား-ပါဏာတိပါတ-စသော ကံတို့သည် အခြားဒွါရ၌ဖြစ်သော်လည်း “ကာယေ ဝါ ဟိ သတိ” စသော သုတ်တို့အတိုင်း ခွဲခြားလျှင် ကာယဒွါရ၌ ဖြစ်သမျှကံသည် မုသား ပင်ဖြစ်သော်လည်း ကာယကံ ဟုလည်းကောင်း၊ ဝစီဒွါရ၌ ဖြစ်သမျှကံသည် ပါဏာတိ ပါတပင် ဖြစ်သော်လည်း ဝစီကံဟုလည်းကောင်း ဤသို့စသည်ဖြင့် ကမ္မဒွါရတို့ကို မရောယှက်အောင် ခွဲခြားခြင်း နာမည်တပ်ခြင်းသည် ထင်ရှားပါသည်-ဟူလို။

၁။ ဝေဉ္စ ။ပ။ ယုဇ္ဇန္တိ။ ။ ဤဝါကျသည် လဒ္ဒဂုဏ ဝါကျတည်း။ ဤပြုခဲ့သော အဓိပ္ပာယ်အရ ယောဘုယျနည်း တဗ္ဗာဟုလ္လနည်းအားဖြင့် မဟုတ်ပဲ ပါဠိတော် တည်ရှိ သည့်အတိုင်း ကမ္မဒွါရကို ခွဲခြား၍ နာမည်တပ်နိုင်သောကြောင့် “ကာယေန စေ ကတံ ကမ္မံ” စသော ဂါထာတို့သည် အလွန်ပင် သင့်လျော်ခြင်းဂုဏ်ကို ရကြပေသည်။ ထို ဂါထာတို့ကလည်း ကာယဒွါရဖြင့် ပြုအပ်လျှင် မုသားပင်ဖြစ်သော်လည်း ကာယကံ၊ ဝစီဒွါရဖြင့် ပြုအပ်လျှင် ပါဏာတိပါတပင် ဖြစ်သော်လည်း ဝစီကံဟူသော အဓိပ္ပာယ် ကိုပြုကြ၏။ ထိုအဓိပ္ပာယ်သည် အလွန် သင့်မြတ်ပါသည်-ဟူလို။

မနေန ဒုဿီလျံန္တိ၊ ပါဠိဖြင့်။ ကာယိက။ပ။ဝဇ္ဇံ၊ ကာယဒွါရန္တ ဖြစ်သော လွန်ကျူးမှု၊ ဝစီဒွါရန္တ ဖြစ်သော လွန်ကျူးမှုသည် ကြဉ်အပ်သော။သဗ္ဗံ၊သော။ အကုသလံ၊ ကိ။ သင်္ဂဏှာတိ၊၏။ ဝါ၊ တနည်း။ မိစ္ဆာဒိဋ္ဌိ ။ပ။သမာဓိံ၊ မိစ္ဆာ ဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပံ၊ မိစ္ဆာဝါယာမံ၊ မိစ္ဆာသတိံ၊ မိစ္ဆာသမာဓိကိ။(သင်္ဂဏှာတိ)။ အပိစ၊သည်သာမကသေး။ ဝါ၊ဆက်ဦးအံ့။တေ၊ဤမနေန ဒုဿီလျံကို။မနသာ ။ပ။ ဝုတ္တဿ၊ ဟောတော်မူအပ်သော။ သံဝရဿ၊ သံဝရ၏။ ပဋိပက္ခဝသေန၊ ဆန့်ကျင်ဘက်၏ အစွမ်းဖြင့်။ ဝုတ္တံ၊ ဆိုအပ်ပြီ။ သီလဝိပတ္တိဝသေန၊ သီလ ပျက်စီးခြင်း၏ အစွမ်းဖြင့်။ န ဝုတ္တံ၊ ဆိုအပ်သည် မဟုတ်။ ဟိ၊မှန်။ (တနည်း) ဟိ(ယသ္မာ)။ သာ၊ထို သီလဝိပတ္တိသည်။ မာနသိကာ၊ မနောဒွါရန္တ ဖြစ်သော သီလဝိပတ္တိသည်။ န အတ္ထိ၊မရှိ။ ဣတိ၊ ကြောင့်။ (သီလဝိပတ္တိဝသေန န ဝုတ္တံ။) [မနသင်္ကသက်ဖြင့် သီလမပျက်နိုင်သောကြောင့် “ န သီလဝိပတ္တိဝသေန ” ဟု ဆိုသည်-ဟူလို။]

မဂ္ဂဿေဝံ၊ မဂ်ကိုသာလျှင်။ဘဇာပနံ၊ ကပ်ဝင်စေခြင်းသည်။ မဟာဝိသယ-တ္တာ၊ ဗောဇ္ဈင်ထက် ကျယ်သော အရာရှိသည်၏အဖြစ်ကြောင့်။ (ဟောတိ။)

၁။ မနေန ဒုဿီလျံ။ ။ကာယေန ဒုဿီလျံဖြင့် ကာယဒွါရန္တ ဖြစ်သော လွန်ကျူးမှု ကိုသာ ယူသကဲ့သို့လည်းကောင်း၊ ဝါစာယ ဒုဿီလျံဖြင့် ဝစီဒွါရန္တ ဖြစ်သော လွန်ကျူး မှုကိုသာ ယူသကဲ့သို့လည်းကောင်း။မနေန ဒုဿီလျံဖြင့် မနောဒွါရန္တ ဖြစ်သော လွန်ကျူး မှုကိုသာ ယူရပါသလော ဟု မေးဖွယ်ရှိသောကြောင့် “မနေန ဒုဿီလျံန္တိ” စသည်ကို မိန့်သည်။ ဤ မနဒုဿီလျံ မနောဒုစရိုက် ၃-ပါးသာ မက၊ ကာယိက ဝါစာယိက လွန် ကျူးမှုမှ ကြွင်းသော အကုသိုလ်အားလုံးကို ယူနိုင်၏။ တနည်း-ဝိရတိံ၊ ၃-ပါးမှ ကြွင်း သော မဂ္ဂင် ၅-ပါး၏ ပြောင်းပြန်ဖြစ်သော မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာသင်္ကပ္ပံ၊ မိစ္ဆာဝါယာမံ၊ မိစ္ဆာသတိံ၊ မိစ္ဆာသမာဓိတို့ကို ယူရ၏။ ထို့ကြောင့် “တံမှာ သံဝရော” နှစ်လည်း သမ္မာဒိဋ္ဌိ-စသော ၅-ပါးကိုသာ အဋ္ဌကထာ ပြသည်။

၂။ အပိစေတံ။ ။စာအုပ်များ၌ “တမ္ပိစေတံ” ဟု တွေ့ရ၏။ မရုဋီကာ၌ တေကို “မနေန ဒုဿီလျံ” ဟု စွဲ၍ “အပိစသဒ္ဓေါ နိပါတသမုဒါယော အာရမ္မတ္ထော” ဟု ရှိသောကြောင့် “အပိစေတံ” ဟု ရှေးပါဠိ ရှိဟန်တူသည်။ ဆိုလိုရင်းကား-မနေန ဒုဿီလျံ-စသောစကားကို သီလဝိပတ္တိဖြစ်သော ဒုဿီလျံကိုရည်ရွယ်၍ ဆိုသည်မဟုတ်။ “မနသာ သံဝရော သာဓု” ဟု ဟောတော်မူအပ်သော သံဝရ၏ ဆန့်ကျင်ဘက် အနေ အားဖြင့် ဆိုအပ်သည်-ဟူလို။

၃။ မဂ္ဂဿေဝံ။ ။စေတနာ သမ္ပယုတ္တဓမ္မတို့ကို ပြရာ၌ ဗောဇ္ဈင်နှင့် မဂ္ဂင် ၂-မျိုး ကို ပြထားသော်လည်း ကံသို့ သွင်းရာဝယ် လောကုတ္တရာမဂ်ကိုသာပြ၍ ဗောဇ္ဈင်ကို မပြ ခြင်းမှာ မဂ်က ကံ ၃-ပါးလုံး၌ ဝင်နိုင်သည့်အတွက် အရာကျယ်သောကြောင့်လည်း ကောင်း၊ မဂ်ကိုသွင်းပြလိုက်လျှင် မနောကံ၌သာ ဝင်နိုင်သည့်အတွက် အရာကျဉ်းသော ဗောဇ္ဈင် သွင်းနည်းကိုလည်း သိနိုင်သောကြောင့်လည်းကောင်းတည်း။

[မရုဋီကာ၌ “ဟောတိ” ဟု မထည့်ပဲ “ကတံ” ဟု ထည့်သည်။] ဟိ၊ မှန်။
 (တနည်း) ဟိ(ယသ္မာ)။ ဗောဇ္ဈင်္ဂါ၊ ဗောဇ္ဈင်တို့သည်။ မနောကမ္မမေဝ၊
 မနောကံသို့သာ။ (ဝေဖြင့်ကာယကံ ဝစီကံတို့ကိုကန့်။) ဘဇေယျ၊ ကုန်ရာ၏။
 စ၊ သည်သာ မကသေး။ မဂ္ဂဘဇာပနေနေဝ၊ မဂ်တို့ကို ကပ်ဝင်စေခြင်း (သွင်း
 ခြင်း) ဖြင့်ပင်။ တေသံ၊ ထိုဗောဇ္ဈင်တို့ကို။ ဘဇာပနံ၊ ကပ်ဝင်စေခြင်းကို။
 (ကပ်ဝင်စေနည်းကို။) ဝိညာတံ၊ သိခြင်းငှာ။ န သက္ကာ၊ မတိတ်ကောင်းသည်
 ကား။ န၊ မဟုတ်။ (သက္ကာ ဝေ။) ဣတိ၊ ကြောင့်။ (မဂ္ဂဿေဝ ဘဇာပနံ၊
 ဟောတိ။)

ကမ္မပထံ၊ ကမ္မပထသို့။ အပ္ပတ္တာနုမ္မိ၊ မရောက်သော ကံတို့၏လည်း။
 တံတံ ဒွါရေ၊ ထိုထိုဒွါရ၌။ သံသန္ဓနံ၊ နှိုးနှောခြင်းသည်လည်းကောင်း။
 အဝရောဓနံ၊ သက်ဝင်စေခြင်းသည်လည်းကောင်း။ [သံသန္ဓနံကို “အဝရော-
 ဓနံ” ဟု ထပ်ဖွင့်။] ဒွါရန္တရေ၊ ဒွါရတပါး၌။ ကမ္မန္တရပုတ္တိယံ၊ ကံတပါးတို့၏
 ဖြစ်ခြင်းသည်။ (သတိ) ပိ၊ ရှိသော်လည်း။ ကမ္မဒွါရဘောဒနဉ္စ၊ ကံ ဒွါရတို့၏
 မပျက်ခြင်းသည်လည်းကောင်း။ ဒွါရသံသန္ဓနံ နာမ၊ ဒွါရသံသန္ဓန မည်၏။
 [အဓိပ္ပာယ်ကို အဋ္ဌကထာ ဘာသာဋီကာ၌ ပြထားပြီ။]

တိဝိဓာ။ပ။အာဒိနာ၊ ဖြင့်။ ကမ္မပုထပ္ပတ္တာဝ၊ ကမ္မပထသို့ ရောက်သည်
 သာလျှင်ဖြစ်သော။ သန္နိဋ္ဌာပကစေတနာ၊ အပြီးအဆုံးသို့ ရောက်စေကြောင်း
 စေတနာကို။ ဝါ၊ ဆုံးဖြတ်ကြောင်း စေတနာကို။ ကမ္မန္တံ၊ ဟူ၍။ ဝုတ္တာ၊ ပြီ။
 ဣတိ၊ ကြောင့်။ သဗ္ဗာ၊ သော။ ပုရိမစေတနာ၊ ရှေ့၌ဖြစ်သော စေတနာကို။
 ကာယကမ္မံ န ဟောတိတိ၊ ကာယကံ မမြောက်ဟူ၍။ ဝုတ္တာ၊ အဋ္ဌကထာ၌ ဆို
 အပ်ပြီ။ [“ကာယကမ္မံ နာမ ဟောတိ န ဟောတိတိ၊ န ဟောတိ” ဟူသော
 စကားကို ရည်ရွယ်၍ “ကာယကမ္မံ န ဟောတိတိ ဝုတ္တာ” ဟု ဆိုသည်။]

အာဏာပေတွာ။ပ။အလဘန္တိဿာတိ၊ ဟူသောစကားကို။ အာဏတ္တေဟိ၊
 စေခိုင်းအပ်သူတို့သည်။ အမာရိတဘာဝံ၊ မသတ်အပ်သည်၏ အဖြစ်ကို။ (သတ်မှု
 အထမမြောက်သည်၏ အဖြစ်ကို။) သန္ဓာယ ဝုတ္တံ၊ အကမ္မပထဘာဝတော၊
 ကမ္မပထ မမြောက်သည်၏ အဖြစ်ကြောင့်။ ဝစီဒုစ္စရိတံ နာမ ဟောတိ။ ဣတိ၊
 ကား။ အဓိပ္ပာယော၊ အဋ္ဌကထာဆရာ၏ အလိုတည်း။ [“ဝစီဒွါရေပိ။ပ။ဝစီ-
 ဒုစ္စရိတံ နာမ ဟောတိ” ၏ အဖွင့်။ အကယ်၍ စေခိုင်းအပ်သူတို့က တောထဲ၌
 သားကောင်တို့ကို သတ်မှု အထမြောက်လျှင် စေခိုင်းသူမှာ ပါဏာတိပါတ
 ကာယကံ ဖြစ်ရလိမ့်မည်-ဟူလို။]

ဣမေ သတ္တာ၊ တို့ကို။ ဟညန္တ၊ သတ်အပ်ပါစေကုန်။ ဣတိ၊ သို့။ ပဝတ္တ ဗျာပါဒဝသေန၊ ဖြစ်သော ဗျာပါဒ၏ အစွမ်းဖြင့်။ (ဟောတိ။) [သော စ ခေါ ဗျာပါဒဝသေန-၏ အဖွင့်။]

ကာယကမ္မဝေါဟာရလာဘာ၊ ကာယကံဟု ခေါ်ဝေါ်အပ်သော အမည် ကို ရခြင်းကြောင့်။ စေတနာပက္ခိကာ ဝါ၊ စေတနာ၏ အသင်းအပင်း၌ ပါ ဝင်ကုန်သည်လည်းကောင်း။ မနောကမ္မဝေါဟာရဝိရဟာ၊ မနောကံဟု ခေါ် ဝေါ်အပ်သော အမည်မှကင်းခြင်းကြောင့်။ အဗ္ဗောဟာရိကာ ဝါ၊ မနောကံ ဟု ခေါ်ဝေါ်အပ်သော အမည်ကို မရထိုက်ကုန်သည်လည်းကောင်း။ ဘဝန္တိ၊ ဖြစ်ကုန်၏။ သသမ္ဘာရပထဝီအာဒိသု၊ အဆောက်အဦနှင့် တကွဖြစ်သော မြေကြီးအစရှိသည်တို့၌။ အာပါဒယော၊ အာပေါ-အစရှိသည်တို့သည်။ ဣ၊ ဤ အဗ္ဗောဟာရိက အရာ၌။ နိဒဿနံ၊ ညွှန်ပြကြောင်း ဥဒါဟရုဏ်တည်း။

ကုလုဗ္ဗဿာတိ၊ ကား။ ဂဗ္ဘဿ၊ ကိုယ်ဝန်သူငယ်ကို။ ဝါ၊ တနည်း။ ကုလဿ၊ အမျိုးအနွယ်ကို။ (ဥပသာတော ဟောတိ-၌ စပ်။) ဣတိ အတ္ထော ဝေ၊ ဤအနက်ကိုသာ။ (ဒဋ္ဌဗ္ဗော၊ ၏။) [ဝေဖြင့် “ဂဗ္ဘဿ” ဟူသောအနက်ကို ကန်။] တိဿောပိ၊ ၃-တန်လည်း ဖြစ်ကုန်သော။ သင်္ဂီတိယော၊ သင်္ဂါယနာတို့သို့။ အာရုဋ္ဌတာယ၊ တက်ရောက်သည်၏ အဖြစ်ကို။ အနုဇာနုတော၊ ခွင့်မပြုလို သည်၏ အဖြစ်ကြောင့်။ တဝ သုတ္တဿာတိ၊ ဟူ၍။ ဝုတ္တံ၊ ဒသဝိဓာ၊ သော။ ဣဒ္ဓိ၊ ကို။ ပဋိသမ္ဘိဒါမဂ္ဂေ၊ ၌။ ဣဒ္ဓိကထာယ၊ ဣဒ္ဓိကထာမှ။ ဂဟေတဗ္ဗာ၊ ၏။

ဘာဝနာမယန္တိ၊ ဟူသော စကားကို။ အဓိဋ္ဌာနိဒ္ဓိံ၊ အဓိဋ္ဌာနိဒ္ဓိကို။ သန္ဓာယ ဝဒတိ။ သဋ္ဌဘာဒေါ ဝိယ၊ အိုး၏ ကွဲခြင်းကဲ့သို့။ ပရူပသာတော၊ သူတပါးကို သတ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဥဒကဝိနာသော ဝိယ၊ ရေ၏ ပျက်စီး ခြင်းကဲ့သို့။ ဣဒ္ဓိဝိနာသော စ၊ တန်ခိုး၏ ပျက်စီးခြင်းသည်လည်း။ ဟောတိ၊ ၏။ ဣတိ၊ သို့။ ဥပမာ၊ သည်။ သံသန္ဓတိ၊ ဥပမေယျနှင့် ရောနှော၏။

တဝ ပဉ္စောတိ၊ ကား။ ဘာဝနာမယာယ၊ ဘာဝနာမယိဒ္ဓိဖြင့်။ ပရူပသာ- တော၊ သူတပါးကို သတ်နိုင်ခြင်းသည်။ ဟောတိ။ ဣတိ၊ သို့။ ဝုတ္တော၊

၁။ သသမ္ဘာရပထဝီအာဒိသု။ ။ပကတိမြေကြီးကို ပထဝီမှကြွင်းသော အာပေါ စသော အဆောက်အဦတို့နှင့် တကွဖြစ်သောကြောင့် “သသမ္ဘာရပထဝီ” ဟု ခေါ်၏။ ထိုမြေကြီး၌ အာပေါ တေဇော ဝါယောတို့ ပါသော်လည်း “ရေ၊ မီး၊ လေ” ဟူသော ဝေါဟာရကို မရပဲ မြေအမည်၌ ပါဝင်ကြရတော့၏။ အာဒိဖြင့် သသမ္ဘာရ ရေ၊ မီး၊ လေ တို့ကို ယူပါ။ ပကတိရ၌ မြေ၊ မီး၊ လေတို့ ပါဝင်ကြသော်လည်း ရေဟူသော ဝေါဟာရ၌ ပါဝင်ကြရ၏။ မြေဟူသော မီးဟူသော လေဟူသော ဝေါဟာရ (နာမည်) ကို မရတော့၊ ဤသို့စသည်ဖြင့် သိပါ။

သော။ ဉာပေတုံ၊ သူတပါးကို သိစေခြင်းငှာ။ ဣစ္ဆိတော၊ သော။ အတ္ထော၊ တည်း။

အာထဗ္ဗနိဒ္ဓိံ၊ ဟူသည်။ ဝိဇ္ဇာမယိဒ္ဓိံ၊ သည်။ ဟောတိ၊ ဤ။... သတ္တမေ ပဒေတိ၊ ကား။ မဏ္ဍလာဒိတော၊ စည်းဝိုင်း အစရှိသောအရပ်မှ။ သတ္တမေ၊ ခုနစ်လှမ်းမြောက် ဖြစ်သော။ ပဒေ၊ ခြေလှမ်း၌။ (ဌတွာ-၌ စပ်။)

ဝစနန္တရေန၊ တပါးသော စကားဖြင့်။ ဂမိတဗ္ဗတ္ထံ၊ သိထိုက်သော အနက် ရှိသော သုတ်သည်။ နေယျတ္ထံ၊ နေယျတ္ထ မည်၏။ သယမေဝ၊ မိမိ ပါဠိ အတိုင်းပင်။ ဂမိတဗ္ဗတ္ထံ၊ သည်။ နိတတ္ထံ၊ မည်၏။

ကိရိယတော။ပ။အကိရိယတောတိ၊ ဟူသော ပုစ္ဆာကို။ တေန၊ ထို ဝိတဏှ ဝါဒီ သည်။ အဓိပေတံ၊ သော။ သမ္ပဇာနမုသာဝါဒံ၊ သမ္ပဇာနမုသာဝါဒ ပါစိတ်ကို။ သန္ဓာယ ပုစ္ဆတိ။ ဥပေါသထက္ခန္ဓကေ၊ ၌။ ဝုတ္တံ၊ ဟောတော် မူအပ်သော သမ္ပဇာနမုသာဝါဒကို။ (သန္ဓာယ။)န(ပုစ္ဆတိ)၊ မေးသည် မဟုတ်။ ဟိ၊ မှန်။ (တနည်း-ကသွာ ဝိညာယတိ) ဟိ (ယသွာ)။ တတ္ထ၊ ထိုဥပေါ- သထက္ခန္ဓက၌။ အဝုတ္တမေဝ၊ မဟောအပ်သည်သာလျှင် ဖြစ်သော။ အနရိယ ဝေါဟာရံ၊ အနရိယဝေါဟာရကို။ (မဟုတ်မမှန် ပြောဆိုခြင်းကို။)သော၊ ထို ဝိတဏှဝါဒီသည်။ ဝုတ္တန္တိ၊ ဟောတော်မူအပ်ပြီ ဟူ၍။ ဂဟေတွာ၊ ၌။ ဝေါဟာရတိ၊ ပြောဆို၏။ ဣတိ၊ ကြောင့်။ (ဥပေါသထက္ခန္ဓကေ။ ဝုတ္တံကို။ န ပုစ္ဆတိ၊ ဣတိ ဝိညာယတိ။) ဝါစာကိရန္တိ၊ ကား။ ဝါစာသင်္ခါတံ၊ စကား ဟု ဆိုအပ်သော။ ဂိရံ၊ အသံကို။ ဝါ၊ တနည်း။ ဝါစာနုစ္စာရဏံ၊ အဖန်ဖန် မြှက်ဆိုအပ်သော စကားကို။ (နောဘဏေယျ-၌ စပ်။)

ခန္ဓသိဝါဒယော သေဋ္ဌာတိ(တ္ထေ)၊ ၌။ ခန္ဓာတိ၊ ကား။ ကုမာရာ၊ ကုမာရ နတ်တို့တည်း။ ဝါ၊ ခဒဲနတ်တို့တည်း။ သိဝါတိ၊ ကား။ မဟေဿရာ၊ မဟေ သာရ နတ်တို့တည်း။ မိစ္ဆာဒိဋ္ဌိယာ၊ မိစ္ဆာဒိဋ္ဌိကို။ နိဒဿနတ္ထံ၊ ညွှန်ပြခြင်း အကျိုး ငှာ။ ဣဒံ၊ ဤ ခန္ဓသိဝါဒယော သေဋ္ဌာ-ဟူသော စကားကို။ (သင်္ဂဟကာရေန) ဝုတ္တံတိ ဒဋ္ဌဗ္ဗံ။ ဟိ၊ မှန်။ (တနည်း-ကသွာ ဝိညာယတိ)ဟိ(ယသွာ)။ နတ္ထိက- ဒိဋ္ဌာဒယော၊ အစရှိသော အယူတို့သည်သာ။ (ဝေဖြင့် ခန္ဓသိဝါဒယော သေဋ္ဌာ ကို ကန့်။) ကမ္မပုထပ္ပတ္တာ၊ ကမ္မပုထသို့ ရောက်ကုန်သည်။ (ဟုတွာ။) ကမ္မံ၊ ကံမည်၏။ ဣတိ၊ ကြောင့်။ (မိစ္ဆာဒိဋ္ဌိယာ။ပ။ဒဋ္ဌဗ္ဗံ၊ ဣတိ ဝိညာယတိ။)

စေတနာ ပနေတ္ထ အပ္ပောဟာရိကာတိ၊ ကား။ ကာယဒ္ဓါရေ၊ ၌လည်းကောင်း။ ဝစီဒ္ဓါရေ စ၊ ၌လည်းကောင်း။ သမုဋ္ဌိတာ၊ ဖြစ်သည်။ (သမာနာ) ပိ၊ သော် လည်း။ ကာယကမ္မန္တိ စ၊ ဟူ၍လည်းကောင်း။ ဝစီကမ္မန္တိ စ၊ ဟူ၍လည်း

ကောင်း။ ဝေါဟာရံ၊ ခေါ်ဝေါ်အပ်သော အမည်ကို။ န လဘတိ။ (ကသ္မာ၊ နည်း။) အဘိဇ္ဈာဒိပုဓာနတ္တာ၊ အဘိဇ္ဈာ အစရှိသော မနောက် တို့က ပဓာနတို့၏ အဖြစ်ကြောင့်တည်း။

ပန၊ ဆက်။ တိဝိဓာ။ပ။မနောကမ္မန္တိ၊ ဟူ၍။ ဝစနတော၊ မူခြင်းကြောင့်။ သဘာဝေနေဝ၊ မိမိသဘောအားဖြင့်ပင်။ သာ၊ ထို စေတနာသည်။ မနောကမ္မံ၊ မနောက်တည်း။ အဘိဇ္ဈာဒိပက္ခိကတ္တာ၊ အဘိဇ္ဈာ အစရှိသည်တို့၏ အဖို့၌ ဖြစ်ကုန်သည်၏ အဖြစ်ကြောင့်။ (မနောကမ္မံ၊ သည်။) န၊ မဟုတ်။ ဣတိ၊ ကြောင့်။ အဘိဇ္ဈာဒိပက္ခိကာ ဝါတိ၊ ဟူ၍။ (သင်္ဂဟကာရေန) န ဝုတ္တံ။

ဣမသ္မိံ ပန ဌာနေ၊ ဤ မနောက်၏ မနောဒွါရဝယ် ဖြစ်ရာ၌။ ကာယင်္ဂ- ဝါစင်္ဂါနိ၊ တို့ကို။ အစောပေတွာ၊ ၍။ စိန္တနကာလေ၊ ၌။ စေတနာပိ၊ သည် လည်းကောင်း။ စေတနာ သမ္ပယုတ္တဓမ္မာပိ၊ တို့သည်လည်းကောင်း။ မနော- ဒွါရေ ဝေ၊ ၌သာ။ သမုဋ္ဌဟန္တိ၊ ဖြစ်ကုန်၏။ တသ္မာ၊ စေတနာယ၊ ၏။ အဗ္ဗောဟာရိက ဘာဝေါ၊ အဗ္ဗောဟာရိက-၏အဖြစ်သည်။ ကထဉ္စိ၊ တစုံတခု သော အကြောင်းကြောင့်မျှ။ နတ္ထိ၊ မရှိတော့။ ဣတိ၊ ကား။ အဓိပ္ပာယော၊ သင်္ဂဟကာရ ဆရာ၏ အလိုတည်း။

တိဝိဓာ။ပ။ဝစနတော၊ အစရှိသော စကားကို ဟောတော်မူခြင်းကြောင့်။ ပါဏာတိပါတာဒိ ပဋိပက္ခဘူတာ၊ ပါဏာတိပါတ အစရှိသည်တို့၏ ဆန့်ကျင် ဘက် ဖြစ်၍ဖြစ်ကုန်သော။ တဗ္ဗိရတိဝိသိဋ္ဌာ၊ ထို ပါဏာတိပါတ အစရှိသည် တို့မှ ရှောင်ကြဉ်ခြင်းသည် အထူးပြုအပ်ကုန်သော။ စေတနာဝ၊ စေတနာ တို့သည်ပင်။ ပါဏာတိပါတဝိရတိ အာဒိကာ၊ ပါဏာတိပါတဝိရတိ အစရှိသည် တို့သည်။ ဟောန္တိ။ ဣတိ၊ ကြောင့်။ စေတနာ ပက္ခိကာဝါတိ၊ ဟူ၍။ ဝုတ္တံ။ ဝိရတိပက္ခိကာတိ၊ ဟူ၍။ န (ဝုတ္တံ)။...ရက္ခတိတိ၊ ကား။ အဝိနာသေတွာ၊ မဖျက်ဆီးမူ၍။ ကထေတိ၊ ပြော၏။ ဘိန္နတိတိ၊ ကား။ ဝိနာသေတွာ၊ ဖျက် ဆီး၍။ ကထေတိ၊ ၏။ ။ကမ္မကထာဝဏ္ဏနာ၊ သည်။ နိဋ္ဌိတာ။

ပဉ္စဝိညာဏ စသည် အဖွင့်

စက္ခုဝိညာဏဒွါရန္တိ၊ ကား။ စက္ခုဝိညာဏဿ၊ စက္ခုဝိညာဉ်၏။ ဒွါရံ ဒွါရတည်း။ ဝါ၊ တနည်း။ စက္ခု စ၊ စက္ခုပသာဒလည်း ဟုတ်၏။ တံ၊ ထို စက္ခုပသာဒ ဟူသည်။ ဝိညာဏဒွါရဉ္စ၊ စက္ခုဒွါရိက ဝီထိ ဖြစ်သော ဝိညာဉ် တို့၏ ဒွါရလည်း ဟုတ်၏။ ဣတိ၊ ကြောင့်။ စက္ခုဝိညာဏဒွါရံ၊ မည်၏။ ဝါ၊ တနည်း။ စက္ခု၊ စက္ခုဟူသော။ ဝိညာဏဒွါရံ၊ စက္ခုဒွါရိကဝီထိ ဖြစ်သော

ဝိညာဉ်တို့၏ဒွါရ။ ဣတိ၊ သို့။ အသမာသနိဒ္ဓေသော၊ သမာသမဟုတ်သော
ဝါကျကို ညွှန်ပြခြင်းသည်။ (ဟောတိ။) ပန၊ ဆက်။ တံ၊ ထို စက္ခုဝိညာဏ-
ဒွါရ ဟူသည်။ စက္ခုမေဝ၊ စက္ခုပသာဒ ပင့်တည်း။ သေသေသုပိ၊ ကျွ-
ဝိညာဏ ဒွါရ ပုဒ်မှကြွင်းသော သောတဝိညာဏဒွါရ အစရှိသော ပုဒ်တို့၌
လည်း။ သေ၊ ဤအစီအရင်သည်။ နယော၊ သိကြောင်း အစီအရင်တည်း။

စက္ခုနာ။ပ။အာဒိကာယ၊ သော။ ဂါထာယ၊ ဌ။ ပသာဒ။ပ။သံဝရေ၊
ပသာဒကာယသံဝရ၊ စောပနကာယသံဝရ ၂-ပါးတို့ကို။ ဂေ.ဇ္ဈ၊ တပေါင်း
တည်း။ ကတော၊ ရှိ။ ကာယေန သံဝရော၊ ကာယေန သံဝရကို။ (ဘဂဝတာ)
ဝုတ္တော။ တံ၊ ထို ကာယေန သံဝရကို။ ဣဓ၊ ဤ အဋ္ဌကထာ၌။ ဘိဒ္ဓိတော၊
၂-မျိုးခွဲ၍။ အဋ္ဌသံဝရာ၊ ရှစ်ပါးသော သံဝရတို့ကို။ (ကထိတာ။) တပုဋိပက္ခ-
ဘာဝေန၊ ထို ရှစ်ပါးသောသံဝရတို့၏ ဆန့်ကျင်ဘက်၏ အဖြစ်ဖြင့်။ အသံဝရာ၊
တို့ကို။ အဋ္ဌ၊ ဟူ၍။ ကထိတာ၊ (အဋ္ဌကထာ၌) ဆိုအပ်ကုန်ပြီ။

သီလသံဝရာဒယောပိ၊ သီလသံဝရ အစရှိသော သံဝရတို့သည်လည်း။
(ပိဖြင့် ၅-ပါးချင်း တူသော အသံဝရကိုပေါင်း။) သဗ္ဗဒွါရေသု၊ အလုံး
စုံသော စက္ခုစသော ဒွါရတို့၌။ ဥပ္ပန္နမာနာပိ၊ ကုန်သော်လည်း။ ပဉ္စေဝ၊
တရားကိုယ်အားဖြင့် ၅-ပါးသာလျှင် ဖြစ်ကုန်သော။ သံဝရာ၊ တို့သည်။
(ဟောန္တိ။) [၅-ပါး သရုပ် နောက်၌လာလတ္တံ့။] တပုဋိပက္ခ ဘာဝေန၊
ထိုသံဝရတို့၏ ဆန့်ကျင်ဘက်တို့၏ အဖြစ်ဖြင့်။ ဒုဿီလျာဒိနိ၊ ဒုဿီလျ အစ
ရှိသော ၅-ပါးတို့ကို။ အသံဝရာတိ၊ တို့ဟူ၍။ ဝုတ္တာနိ။

တတ္ထ၊ ထို ၅-ပါးတို့တွင်။ ဒုဿီလျ၊ ဟူသည်။ ပါဏာတိပါတာဒိ
စေတနာ၊ ပါဏာတိပါတ အစရှိသော စေတနာတည်း။ မုဋ္ဌဿစုံ၊ ဟူသည်။
သတိပဋိပက္ခာ၊ သတိ၏ ဆန့်ကျင်ဘက်ဖြစ်ကုန်သော။ အကုသလာ ဓမ္မာ၊
တို့တည်း။ (မုဋ္ဌဿစုံ၊ ဟူသည်။) ပမာဒံ၊ မေ့လျော့ကြောင်း ဖြစ်သော
အကုသိုလ်စိတ္တပွားဒ်တည်း။ ဣတိ၊ သို့။ ဂေစိ (ဝဒန္တိ)။ သိတာဒိသု၊
အအေး အစရှိသည်တို့ကြောင့်။ ပဋိသော၊ စိတ်ကို ထိပါးတတ်သော ဒေါသ
သည်။ အက္ခန္တိ၊ မည်၏။ ထိနမိဒံ၊ သည်။ ဂောသဇံ၊ မည်၏။

ဝိနာ။ပ။သင်္ခါတန္တိ ဣဒံ၊ ဤ စကားကို။ (ဝုတ္တံ-၌ စပ်။) ဝစီဒွါရ-
သလ္လက္ခိတဿ၊ ဝစီဒွါရဖြင့် ကောင်းစွာ မှတ်သားအပ်သော။ မုသာဝါဒါ-
ဒိနောပိ၊ မုသာဝါဒ အစရှိသော ကံ၏လည်း။ ကာယဒွါရေ၊ ကာယဒွါရ
၌။ ပဝတ္တိသဗ္ဗာဝါ၊ ဖြစ်ခြင်း၏ ထင်ရှားရှိသည်၏ အဖြစ်ကြောင့်။ အသုဒ္ဓတာ၊

မစင်ကြယ်သည်၏ အဖြစ်သည်။ (ကာယဒွါရ၌ ဝစီကံပါနေသောကြောင့် မစင်ကြယ်သည်၏ အဖြစ်သည်။) အတ္တိ။ ဣတိ။ ကြောင့်။ တံနိဝါရဏတ္ထံ။ ထိုကာယဒွါရ၏ အသုဒ္ဓါအဖြစ်ကို တားမြစ်ခြင်း အကျိုးငှာ။ ဝုတ္တံ။ ပြီ။ (သုဒ္ဓါဟု ထည့်၍ ဆိုအပ်ပြီ-ဟူလို။) ဟိ။ ဆက်။ (တနည်း-ကသွာ တံနိဝါရဏတ္ထံ ဝုတ္တံ။ ဣတိ ဝိညာယတိ။) ဟိ (ယသွာ)။ တံ။ ထို ကာယဒွါရ၌ ဖြစ်သော မုသာဝါဒ အစရှိသောကံသည်။ ကာယကမ္မံ။ သည်။ န ဟောတိ။ မဟုတ်။ ပန။ အဟုတ်ကား။ သုဒ္ဓါဝစီဒွါရောပလက္ခိတံ။ သုဒ္ဓါဝစီဒွါရဖြင့် မှတ်သားအပ်သော။ ဝစီကမ္မမေဝ။ ဝစီကံသည်သာ။ ဟောတိ။ ဣတိ။ ကြောင့်။ (တံ-နိဝါရဏတ္ထံ ဝုတ္တံ။ ဣတိ ဝိညာယတိ။)

တ္ထေ အသံဝရောတိ ဧတေန၊ ဖြင့်။ ဒွါရန္တရေ၊ ဝစီဒွါရဟူသော ဒွါရတပါး၌။ ဥပ္ပဇ္ဇမာနောပိ၊ သော်လည်း။ သုဒ္ဓါကာယဒွါရေန၊ သုဒ္ဓါကာယဒွါရဖြင့်။ ဥပလက္ခိတော၊ သော။ အသံဝရော၊ ကိ။ ဝုတ္တော၊ ပြီ။ ဒွါရန္တရာ-နုပလက္ခိတံ၊ ဝစီဒွါရ စသော ဒွါရတပါးဖြင့် မမှတ်သားအပ်သော။ သဗ္ဗံ၊ သော။ တံ ဒွါရိကာ ကုသလဉ္စ၊ ထို သုဒ္ဓါကာယဒွါရ၌ ဖြစ်သော အကုသိုလ်ကိုလည်း။ (ဝုတ္တံ) ဣတိ ဝေဒိတဗ္ဗံ။ ဝေဉ္စ ကတော၊ ဤ အကြောင်းကြောင့်။ ကမ္မပထသံသန္ဓနေ၊ ကမ္မပထသံသန္ဓန အခန်း၌။ စောပနကာယ အသံဝရဒွါရဝသေန ဥပ္ပန္နော အကုသလံ ကာယကမ္မမေဝ ဟောတိတိ အာဒိ၊ အစရှိသော စကားသည်။ (အဝိရုဒ္ဓံ ဟောတိ-၌ စပ်။) အကုသလံ ကာယကမ္မံ။ ပ။ စောပနကာယ အသံဝရဒွါရဝသေန ဝါစာအသံဝရ ဒွါရဝသေန စ ဥပ္ပဇ္ဇတိတိ အာဒိနာ၊ အစရှိသော စကားနှင့်။ သဟ။ အဝိရုဒ္ဓံ၊ မဆန့်ကျင်သည်။ ဟောတိ။

၁။ ဝေဉ္စ ကတော။ ပ။ အဝိရုဒ္ဓံ။ ။ [ဝေဉ္စ ကတောတိ-ဝစီဒွါရေ ဥပ္ပဇ္ဇမာနသပိ ကာယကမ္မသံ ကာယဒွါရေ အသံဝရဘာဝတော။-မရ။] နောက်၌ ကမ္မပထသံသန္ဓနအခန်း လာလတ္တံ့။ ထို၌ “စောပနကာယ အသံဝရဒွါရဝသေန ဥပ္ပန္နော (အသံဝရော) အကုသလံ ကာယကမ္မမေဝ ဟောတိ၊ ဝါစာအသံဝရ ဒွါရဝသေန ဥပ္ပန္နော အကုသလံ ဝစီကမ္မမေဝ ဟောတိ” ဟူသော စကားပါရှိ၏။ ထိုစကားသည် နောက်၌လာသော “အကုသလံ ကာယကမ္မံ။ ပ။ စောပနကာယ အသံဝရဒွါရဝသေန ဝါစာအသံဝရ ဒွါရဝသေန စ ဥပ္ပဇ္ဇတိ” စသော စကားနှင့် မဆန့်ကျင်ပါဟူလို။ ထို့ကြောင့် ဤ ဝါကျသည် မဆန့်ကျင်ခြင်း အကျိုးရပုံကို ပြသော လဒ္ဒဂုဏ ဝါကျတည်း။ [“ဝေဉ္စ ကတော” ဟု စချီရာ၌ တချို့နေရာဝယ် သာကေလည်း ဖြစ်တတ်၏။ ထို့ကြောင့် “ဝေဉ္စ ကတော၊ သာကော၊ တဖြာလဒ္ဒဂုဏ်” ဟု ရှေးဆရာတို့ မိန့်တော်မူကြသည်။]

ဟိ၊ မှန်။ (တနည်း) ဟိ၊ မဆန့်ကျင်ပုံ အခြင်းအရာကား။ အသံဝရော၊ အသံဝရသည်။ ဒွါရန္တရော၊ ဒွါရတပါး၌။ ဥပ္ပဇ္ဇမာနောပိ၊ သော်လည်း။ သဒ္ဓါရေ ဝေ၊ မိမိဒွါရ၌သာ။ (ဥပ္ပဇ္ဇော) တိ၊ ဖြစ်၏ဟူ၍။ ဝုစ္စတိ။ သဒ္ဓါရဝသေန၊ မိမိဒွါရ၏ အစွမ်းဖြင့်။ ဥပ္ပဇ္ဇောတိ၊ ဟူ၍။ (ဝုစ္စတိ။) 'ကမ္မံ စ၊ ကံကိုလည်း။ အညဒ္ဓါရေ၊ ၌။ (ဥပ္ပဇ္ဇမာနံပိ၊ သော်လည်း။) အညဒ္ဓါရဝသေန၊ အခြားဒွါရ၏ အစွမ်းဖြင့်။ (ဥပ္ပဇ္ဇတိ ဝုစ္စတိ။) ဣတိ ဝေ၊ ဤသို့။ ဝါ၊ ဤ အခြင်းအရာအားဖြင့်။ အဝိရုဒ္ဓံ၊ မဆန့်ကျင်။

အထဝါ၊ တနည်းကား။ ဣတ္ထာတိ၊ ဣတ္ထ ဟူသော ဤပါး၌။ သုဒ္ဓံ အသုဒ္ဓံတိ ဧတံ၊ သုဒ္ဓံ အသုဒ္ဓံ ဟူသော ဤ ၂-ပါးကို။ အဝိစာရေတွာ၊ မခွဲခြား မစိစစ်မှု၍။ ဧတသ္မိံ စောပနေ၊ ဤ စောပနကာယ အသံဝရဒွါရ၌။ ဣတိ၊ ဤအနက်သည်။ ဝါ၊ ကို။ ဝုတ္တံ၊ ဆိုအပ်သည်။ ဝါ၊ ဆိုလိုသည်။ ဟောတိ၊ ဖြစ်အံ့။ ဝေ သတိ။ ဒွါရန္တရောပလက္ခိတံ၊ ဝစီဒွါရ မနောဒွါရ

၁။ အသံဝရော ဟိ။ပ။ ဝေ အဝိရုဒ္ဓံ။ ။မဆန့်ကျင်ပုံ အခြင်းအရာကို ပြလို၍ “အသံဝရော ဟိ” စသည်ကို မိန့်။ ကာယအသံဝရသည် ဝစီဒွါရဟူသော ဒွါရတပါး၌ ဖြစ်စေကာမူ “မိမိဟူသော ဒွါရ၌သာ ဖြစ်၏” ဟု ဆို၏။ ဝါစာအသံဝရလည်း ကာယဒွါရဟူသော ဒွါရတပါး၌ ဖြစ်စေကာမူ မိမိဟူသော ဝစီဒွါရ၌သာဖြစ်၏ ဟု ဆိုရ၏။ [“သဒ္ဓါရေ ဝေတိ ဝုစ္စတိ” ကိုပင် “သဒ္ဓါရဝသေန ဥပ္ပဇ္ဇောတိ” ဟု ထပ်၍ဆိုသည်။ ထို့ကြောင့် စာအုပ်များ၌ “ဥပ္ပဇ္ဇောတိ စ” ဟု စသဒ္ဓါပါနေသည်မှာ ပိုဟန်တူသည်။]

၂။ ကမ္မံ။ပ။ အညဒ္ဓါရဝသေန စာတိ။ ။ကမ္မံအရ ကာယကံကိုယူလျှင် “အညဒ္ဓါရေ” အရ ဝစီဒွါရကို ယူ၍ “အညဒ္ဓါရဝသေန” အရ ဝစီဒွါရမှတပါးသော ကာယဒွါရကိုပင် ယူပါ။ ကမ္မံအရ ဝစီကံကို ယူလျှင်လည်း အညဒ္ဓါရဝသေနတို့အရ ယူရပုံကို ဤနည်းမှီးပါ။ ဤစကားဖြင့် “ကံလည်း အသံဝရကဲ့သို့ မိမိဒွါရ၌သာဖြစ်သည်” ဟု ပြသည်။ “ဝသေန စ” မှ စ-ကို ကမ္မံ၌ ယှဉ်ပါစေ။ [ဝေ အဝိရုဒ္ဓံကား မဆန့်ကျင်ပုံ အခြင်းအရာ၏ နိဂုံးတည်း။]

၃။ အထဝါ။ ။ဤ အထဝါ၏ နယ်ကား “ကမ္မပထာပိရောဓော န သိယာ” ဟိုင်အောင်တည်း။ ဤသို့ သုဒ္ဓိကာယဒွါရ သုဒ္ဓိဝစီဒွါရ ဟု လည်းကောင်း၊ အသုဒ္ဓိကာယဒွါရ အသုဒ္ဓိဝစီဒွါရ ဟု လည်းကောင်း မစိစစ်ပဲ သာမညအားဖြင့် ဣတ္ထကို “ဧတသ္မိံ စောပနေ” ဟု ဆိုလျှင် ဟု အထဝါ အတွက် အဓိပ္ပာယ်မှတ်ပါ။ ထို့ကြောင့်-အထဝါ၊ သုဒ္ဓိကာယဒွါရေန ဥပလက္ခိတော-စသောနည်းမှ တနည်းကား” ဟု ပေးပါ။ [အညံ အတ္ထံ ပိကပ္ပေတွာ တဿ (ထိုအခြား တနည်း၏) ကမ္မပထသံသန္ဓန-ပိရောဓံ ဒဿေတံ အထဝါတိ အာဒိမာဟ။-မရ။ ဧတသ္မိံ စောပနေကို “ဧတသ္မိံ စောပနကာယအသံဝရဒွါရေ” ဟု အနက်မှတ်ပါ။]

၄။ ဝေ သတိ။ပ။ ဝုစ္စတိ။ ။ [ဝေ သတိတိ စောပနကာယအသံဝရဒွါရေတိ အတ္ထေ သတိ၊ ဒွါရန္တရောပလက္ခိတံတိ ဝစီမနောကမ္မဒွါရေဟိ ဥပလက္ခိတတ္တာတိ အတ္ထော။]

ဟူသော ဒွါရတပါးဖြင့် မှတ်သားအပ်သော။ ကမ္မပထဘာဝပုတ္တတယ၊ ကမ္မပထ၏ အဖြစ်သို့ ရောက်သည်၏ အဖြစ်ကြောင့်။ စောပနကာယ အသံဝရ-ဒွါရေ၊ စောပနကာယ အသံဝရ-ဒွါရ၌။ ဥပ္ပန္နံ၊ သော။ ဝစီမနောကမ္ပံ၊ ဝစီကံ မနောကံကို။ သေသံ၊ ကမ္မပထမြောက်သော စေတနာမှ ကြွင်းသော။ သဗ္ဗံ၊ သော။ (တံဒွါရုပ္ပန္နာကုသလံ ဝိယ၊ ထို ဒွါရ၌ဖြစ်သော အကုသိုလ်ကိုကဲ့သို့။) စောပနကာယ အသံဝရေတိ၊ ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်ရာ ရောက်၏။ (ဆိုစရာ ဖြစ်၏။) ၂ ကမ္မပထဘာဝပုတ္တိယာ၊ ကမ္မပထ၏အဖြစ်သို့ ရောက်ခြင်းကြောင့်။ ဒွါရန္တရူပ္ပန္နံ၊ ကာယဒွါရမှတပါးသော ဝစီဒွါရ၌ဖြစ်သော။ ကာယကမ္မဉ္စ၊ ကိုလည်း။ တထာ၊ ထို စောပနကာယအသံဝရ ဟူ၍။ န ဝုစ္စတိ၊ မဆိုအပ်ရာ ရောက်၏။ (မဆိုစရာ ဖြစ်၏။) ဣတိ၊ ကြောင့်။ ကမ္မပထသံသန္ဓနဝိရောဓော၊ ကမ္မပထသံသန္ဓန အခန်းနှင့် ဆန့်ကျင်ခြင်းသည်။ သိယာ။ [“ကမ္မပထသံသန္ဓနာ-ဝိရောဓော န သိယာ” ဟု လည်းရှိ၏။ အဓိပ္ပာယ်အတူပင်။] တဒဝိရောဓံ၊ ထို ကမ္မပထသံသန္ဓန အခန်းနှင့် မဆန့်ကျင်ပုံကို။ တတ္ထေဝ၊ ထို ကမ္မပထသံသန္ဓန အခန်း၌သာ။ ဝက္ခာမ၊ ကုန်အံ့။

[“အတ္တတော သီလံ သတိ” စသည်ကို ဖွင့်ပြလို၍ “သီလသံဝရာဒယော” စသည်မိန့်။ [သီလသံဝရာဒယော၊ ကုန်သော။ ပဉ္စ၊ တို့သည်။ နိက္ခေပကဏ္ဍော ၌။ အာဝိ ဘဝိဿန္တိ။ တတ္ထ၊ ထို ၅-ပါးသော သံဝရတို့တွင်။ ဉာဏသံဝရေ၊ ဉာဏသံဝရ၌။ ပစ္စယ သန္နိဿိတသီလဿ၊ ပစ္စယ သန္နိဿိတသီလ၏။ (အန္တော

ဝုစ္စတိတိ ဝုစ္စေယျ။-မရ။] ဆိုလိုရင်းကား “ဝစီဒွါရ မနောဒွါရတို့ဖြင့် မှတ်သားအပ် သော ကမ္မပထမြောက်သော ဝစီကံ မနောကံကို စောပနကာယ အသံဝရဒွါရ၌ဖြစ် လျှင် စောပနကာယအသံဝရ ဟု ဆိုအပ်ရာရောက်သည်” ဟုလို။

၁။ သေသံ သဗ္ဗံ။ ပ။ ဝိယ။ ။ ဥပမာ-တံ ဒွါရုပ္ပန္နံ (ထို ကာယဒွါရ၌ဖြစ်သော) ကမ္မ ပထမြောက်သော ဝစီကံ မနောကံမှ ကြွင်းသမျှ အကုသိုလ်ကို စောပနကာယအသံဝရ ဟု ဆိုအပ်သကဲ့သို့တည်း။

၂။ ကမ္မပထ ပးတထာ န ဝုစ္စတိ။ ။ ကမ္မပထ မြောက်သောအားဖြင့် ဝစီဒွါရ၌ဖြစ် သော (အသတ်ခိုင်းခြင်း စသော) ကာယကံလည်း (ဝစီဒွါရ၌ ဖြစ်သည့်အတွက်) ကာယ ကံ ဟု မဆိုအပ်ရာ ရောက်၏။

၃။ ဉာဏသံဝရေ။ ပေးဒဋ္ဌဗ္ဗာ။ ။ ဤစကားဖြင့် ပစ္စယသန္နိဿိတနှင့် အာဇီဝပါရိသုဒ္ဓိကို သီလသံဝရ၌ မသွင်းဟုသိပါ။ ပစ္စည်း ၄-ပါးကို ပဋိသင်္ခါ ယောနိသော-စသည်ဖြင့် ဉာဏ်ကိုဖြစ်စေ၍ ဆင်ခြင်ရသောကြောင့် ဉာဏသံဝရ၌ ပစ္စယသန္နိဿိတသီလကို သွင်း ရ၏။ ပစ္စည်းကိုရှာဖွေရာဝယ် အချောင်သုံးစွဲလိုသူ၊ ဝိရိယနည်းသူတို့သာ မတရားရှာဖွေ တတ်၏။ ဝိရိယရှိသူကား တရားသဖြင့်ရအောင် (ဆွမ်းခံသွားခြင်း-အစရှိသည်ဖြင့်) ဝိရိယ အားထုတ်၍ ရှာ၏။ ထို့ကြောင့် အာဇီဝပါရိသုဒ္ဓိသီလကို ဝိရိယသံဝရ၌ သွင်းရသည့်။

ဂဓတာ၊ အတွင်းဝင်သည်၏ အဖြစ်ကိုလည်းကောင်း။) ဝိရိယသံဝရေ။ ဌ။ အာဇီဝပါရိသုဒ္ဓိယာ၊ အာဇီဝပါရိသုဒ္ဓိသီလ၏။ အန္တောဂဓတာ စ၊ ကိုလည်းကောင်း။ ဒဋ္ဌဗ္ဗာ၊ ။

အ ကု သ လ က မ္မ ပ ထ အ ဖွ ဉ်

သရသေနေဝ၊ မိမိ၏ ဘိဇ္ဇနသဘောအားဖြင့်ပင်။ ပတနသဘာဝဿ၊ ကျခြင်း သဘောရှိသော။ ပါဏဿ၊ သတ္တဝါကို။ အန္တရာ ဝေ၊ အသက်တမ်းမကုန်မီ အကြား၌ပင်လျှင်။ အတိဝ၊ လျင်စွာသာလျှင်။ ပါတနံ၊ ကျစေခြင်းသည်။ အတိပါတော၊ မည်၏။ သဏိကံ၊ ဖြေးဖြေး။ (သူ၏နေနိုင်ခွင့် အသက်တမ်းကုန်ဆုံးမှ။) ပတိတံ၊ ကျခြင်းငှာ။ အဒတွာဝ၊ မပေးမူ၍သာလျှင်။ သိသံ၊ လျင်စွာ။ ပါတနံ၊ သည်။ (အတိပါတော၊ မည်၏။) ဣတိ အတ္ထော။ [ပါတနံ + ပါတော၊ အတိဝ + ပါတော အတိပါတော။ ဤနည်းအလို အတိသဒ္ဓါ သိသ-အနက်ဟော။] ဝါ၊ တနည်း။ အဘိဘဝိတွာ၊ လှမ်းမိုး၍။ (အတိက္ကမ္မကိုပင် “သတ္တာဒိဟိ အဘိဘဝိတွာ” ဟု ထပ်ဖွင့်သည်။) ပါတနံ၊ သည်။ အတိပါတော၊ မည်၏။ [ဤနည်းအလို အတိသဒ္ဓါ အတိက္ကမ္မ-အနက်ဟော။]

ပယောဂဝတ္ထုမဟန္တတာဒိဟိ၊ ပယောဂ၏ ကြီးသည်၏အဖြစ်၊ အရာဝတ္ထု၏ ကြီးသည်၏အဖြစ် အစရှိသည်တို့ကြောင့်။ မဟာသာဝဇ္ဇတာ၊ မဟာသာဝဇ္ဇ၏ အဖြစ်သည်။ (ဟောတိ။ ကသ္မာ၊ နည်း။) တေဟိ ပစ္စယေဟိ၊ ထိုပယောဂဝတ္ထုမဟန္တတာ အစရှိသော အကြောင်းတို့ကြောင့်။ ဥပ္ပဇ္ဇမာနာယ၊ ဖြစ်သော။ စေတနာယ၊ စေတနာ၏။ ဗလဝဘာဝတော၊ အားရှိသည်၏ အဖြစ်ကြောင့်တည်း။

ယထာဝုတ္တပစ္စယဝိပရိယာယေ၊ အကြင်အကြင် ဆိုအပ်ပြီးသောအကြောင်းတို့၏ ပြောင်းပြန်ဖြစ်ခြင်းသည်။ (သတိ)ပိ၊ ဖြစ်ပါသော်လည်း။ [ပယောဂဝတ္ထု

၁။ ပယောဂမဟန္တတာ။ ။ ပယောဂ တမျိုးတည်းပင် ဖြစ်သော်လည်း အဆောတလျှင် ကိစ္စကိုပြီးစေသော စေတနာ၏ အစွမ်းဖြင့်လည်းကောင်း၊ ဖြေးဖြေးပြီးစေကာမူ ရှေ့ဇောပီထိတို့မှ အထုံရသဖြင့် ဆုံးဖြတ်ချက်ချသော ဇောစေတနာ၏ အစွမ်းဖြင့်လည်းကောင်း၊ ပယောဂ၏ကြီးပုံကို သိပါ။ ဤသို့ ပယောဂကြီးသည် မဟာသာဝဇ္ဇဖြစ်ခြင်း၏ အကြောင်းဟု မှတ်ပါ။

-ဝတ္ထုမဟန္တတာ။ ။ သတ်အပ်သော သတ္တဝါက အငယ် အကြီး ကွဲားစေကာမူ (သေနတ်တချက်ဖြင့် ပစ်သတ်ခြင်းကဲ့သို့) ပယောဂ တူမျှနေပါသော်လည်း သတ္တဝါ အကြီးကိုသတ်ရာ၌ သတ်လိုသော စေတနာသည် ပို၍ထက်သန် ပြင်းထန်ရ၏။ ထို့ကြောင့် သတ်အပ်သောဝတ္ထု၏ ကြီးခြင်းကိုလည်း မဟာသာဝဇ္ဇဖြစ်ခြင်း၏ အကြောင်းဟုမှတ်ပါ။

အာဒိပစ္စယာနံ အမဟတ္တေပိ။-အနု။]တံတံ ပစ္စယေဟိ၊ ထိုထိုဂုဏဝန္တတာ အစရှိသော အကြောင်းတို့ကြောင့်။ ဥပ္ပဇ္ဇမာနာယ၊ သော။ စေတနာယ၊ ၎င်း။ ဗလဝါဗလဝ ဝသေနဝ၊ အားရှိသည်၏အဖြစ်၊ အားမရှိသည်၏ အဖြစ်၏ အစွမ်းဖြင့်ပင်။ အပ္ပသာဝဇ္ဇမဟာသာဝဇ္ဇတာ၊ အပ္ပသာဝဇ္ဇ၏အဖြစ်၊ မဟာ သာဝဇ္ဇ၏အဖြစ်ကို။ ဝေဒိတဗျာ၊ ၎င်း။

ဒါဋ္ဌာကောဋိကာဒိနံ၊ ဒါဋ္ဌာကောဋိကမင်း အစရှိသူတို့၏။ (ဣဒ္ဓိမယော ဝိယ၊ တန်ခိုးကို အသုံးပြုခြင်းဟူသော ပယောဂကဲ့သို့။) ကမ္မဝိပါကဇိဒ္ဓိမယော၊ ကံ၏အကျိုးကြောင့်ဖြစ်သော တန်ခိုးကို အသုံးပြုခြင်းဟူသော ပယောဂသည်။ ဣဒ္ဓိမယော၊ မည်၏။

သဂေါတ္တေဟိ၊ တူသောအနွယ်ရှိသူ လူတို့သည်။ ရက္ခိတာ၊ စောင့်ရှောက် အပ်သော အပျိုသည်။ ဂေါတ္တရက္ခိတာ၊ တာ-မည်၏။ [အနွယ်ကိုဟောသော ဂေါတ္တသဒ္ဓါဖြင့် သဂေါတ္တလူတို့ကို ဌာနျူပစာရအားဖြင့် ယူပါဟု သိစေလို၍ “သဂေါတ္တေဟိ”ဟု ဖွင့်၏။] သဟဓမ္မိကေဟိ၊ အတူတကွ တရားကိုကျင့်သူတို့ သည်။ ဝါ၊ တရားကျင့်ဖော် ကျင့်ဖက်တို့သည်။ ရက္ခိတာ၊ သည်။ ဓမ္မရက္ခိတာ၊ တာ-မည်၏။ [ရှေးနည်းအတိုင်း ဥပစာကြံပါ။] သဿာမိကာ၊ ပိုင်ရှင်နှင့်တကွ ဖြစ်သော အပျိုသည်။ သာရက္ခာ၊ မည်၏။ [သဟ+အာရက္ခေန ယာ ဝတ္တတိတိ သာရက္ခာ၊ သဿာမိကာ သာရက္ခာတိ ယဿာ ဝတ္တမာလာဒိနိ သာမိကတ္ထာ ယ (မိမိက လင်ဖြစ်ခြင်းအကျိုးငှာ။) ဒိန္နာနိ၊ သာ တတော ပဋ္ဌာယ ပုရိသေ (လင်ဖြစ်မည့် ယောက်ျားသည်။) အနာဂတေပိ သဿာမိကာတိ ဝုစ္စတိ။-မရ။] ယဿ၊ အကြင် အပျိုကို။ ဂမနေ၊ သွားလာခြင်း၌။ ရညာ၊ သည်။ ဒဏ္ဍော၊ ဒဏ်ကို။ ထပိတော၊ ထားအပ်ပြီ။ သာ၊ ထို အပျိုသည်။ သ ပရိဒဏ္ဍာ၊ မည်၏။

အတ္တဘဉ္စကောတိ၊ ဟူသောပါဌ်ဖြင့်။ ကမ္မပထပုတ္တံ၊ ကမ္မပထသို့ရောက် သော ဝိသံဝါဒနကို။ ဝုတ္တံ။ ဟိ၊ မှန်။ တနည်း (ကသွာ ဝိညာယတိ။)ဟိ (ယသွာ)၊ ကြောင့်။ သော၊ ဤ ကထာသည်။ ကမ္မပထကထာ၊ ကမ္မပထကို

၁။ ဒါဋ္ဌာကောဋိကာဒိနံ ဝိယ။ ။ဒါဋ္ဌာကောဋိက-မင်းသည် စိတ်ဆိုး၍ အစွယ်ကို ခေါက်လိုက်လျှင် စိတ်ဆိုးခံရသူ သေ၏။ ထိုအစွယ်ခေါက်ခြင်း ပယောဂသည် ကမ္မ-ဝိပါကဇိဒ္ဓိ ပယောဂတည်း။ အာဒိဖြင့် သောတာပန်မဖြစ်မီက ဝေဿဝဏ်နတ်မင်း မျက်စောင်းထိုးခြင်းဟူသော ပယောဂကြောင့် ဘီလူးများသေရခြင်း စသည်ဝယ် မျက် စောင်းထိုးခြင်းဟူသော ပယောဂကို ယူပါ။ [ဒါဋ္ဌာကောဋိကာဒိနံတိ တံနာမကာနံ ရာဇနံ၊ ဝိယာတိ ဣဒံ သရူပဒဿနံ။ သော ဟိ ဒါဋ္ဌာကောဋိကရာဇော ယဒါ အညံ ကုပ္ပတိ၊ အတ္တံနော ဒါဋ္ဌိ အင်္ဂုလိယာ အာကောဇ္ဇေတိ၊ တဒါ ပရေသံ ဝဇော ဟောတိ။-မရ။]

အဖွင့်]

မူလဋီကာနိဿယ

၆၀၇

ဆိုကြောင်းစကားတည်း။ ဣတိ၊ ကြောင့်။ (အတ္တဘူကောတိ၊ ဖြင့်။ ကမ္မပထပုတ္တံ ဝုတ္တံ၊ ဣတိ ဝိညာယတိ။) [အတ္တဘူက ပဟုတ်လျှင် ကမ္မပထ မမြောက်-ဟူလို။ သို့သော် မုသာဝါဒ ဝစီဒုစရိုက်ကား ဖြစ်၏။] အတ္တနော ။ပ။အာဒိ၊ အစရှိသော စကားကို။ မုသာဝါဒ သာမညတော၊ မုသာဝါဒ အားဖြင့် တူသည်၏အဖြစ်ကြောင့်။ ဝုတ္တံ။ [“ကမ္မပထ မြောက်သောကြောင့် ဆိုသည်မဟုတ်၊ မုသာဝါဒချင်းတူသောကြောင့် ဆိုသည်-ဟူလို။] ဟသာဓိပ္ပာယေန၊ ရယ်ရှင်ခြင်း၌ဖြစ်သောအလိုဖြင့်။ ဝိသံဝါဒန ပုရေက္ခာရဿေဝ၊ ချွတ်ယွင်းစေခြင်းကို ရှေးရှုပြုသောပုဂ္ဂိုလ်၏သာလျှင်။ ဝါ၊ ချွတ်ယွင်းစေလိုသော ပုဂ္ဂိုလ်၏သာလျှင်။ မုသာဝါဒေါ (ဟောတိ)။ [ဝေဖြင့် ဝိသံဝါဒနာဓိပ္ပာယ မပါပဲ ရယ်မြူးလိုရုံသက်သက်ကား မုသာဝါဒ မဖြစ်ပါ-ဟူလို။ သမ္ပပ္ပလာပ ကား ဖြစ်စရာရှိ၏။]

သုညဘာဝန္တိ၊ ကား။ ပီတိ ဝိရဟိတတာယ၊ ချစ်ခင် နှစ်သက်ခြင်းမှ ကင်းသည်၏အဖြစ်ကြောင့်။ ရိတ္တတံ၊ ကင်းဆိတ်သည်၏ အဖြစ်ကို။ (ကရောတိ-၌ စပ်။) အတ္တ ဝိပနုတာယ၊ အနက် အဓိပ္ပာယ်၏ ဖောက်ပြန်သည်၏ အဖြစ်ကြောင့်။ (ဆဲသောစကား၏ အနက်အဓိပ္ပာယ်က ဖောက်ပြန် ကြမ်းတမ်းသောကြောင့်။) ဟဒယဂံမာ၊ စိတ်နှလုံးသို့ ရောက်သည်။ (နှလုံး အသဲ့စွဲလောက်သည်။) န (ဟောတိ)။

အဂ္ဂဏှန္တေတိ၊ ကား။ အသဒ္ဒဟန္တေ၊ မယုံကြည်လတ်သော်။ ကမ္မပထဘောဒေါ၊ ကမ္မပထ အထူးအပြားသည်။ န ဟောတိ။ [“ကမ္မပထဘောဒေါ နတ္ထိ”၌ နတ္ထိကို “န ဟောတိ”ဟု ဖွင့်သည်။] ပန၊ ထိုသို့ပင် ယုံကြည်မှု ကမ္မပထ မြောက်ပါသော်လည်း။ ယောကောစိ၊ အမှတ်မရှိ တစုံတခုသော။ (ကမ္မပထမြောက်၊ မမြောက် အားလုံးဖြစ်သော။) သမ္ပပ္ပလာပေါ၊ သည်။ ဒီဟိ၊ ကုန်သော။ သမ္ဘာရေဟိ၊ အကြောင်း အဆောက်အဦတို့ကြောင့်။ (အင်္ဂါတို့ကြောင့်။) သိဇ္ဈတိ၊ ပြီးစီး၏။ ဣတိ၊ မှတ်အပ်၏။

အတ္တနော၊ မိမိ၏ အထံသို့။ ပရိဏာမနံ၊ ညွတ်စေခြင်းသည်။ စိတ္တေနော၊ စိတ်အားဖြင့် သာလျှင်။ (ဟောတိ။) [ဝေဖြင့် သူတပါး၏ ပစ္စည်းကို အဒိန္နာဒါန-ကဲ့သို့ ကိုယ်နှုတ်တို့ဖြင့် မိမိအထံသို့ရောက်အောင် ညွတ်စေခြင်းကို ကန့်။] ဣတိဝေဒိတဗ္ဗံ။...မိစ္ဆာ ပဿတိတိ၊ ကား။ ဝိတထံ၊ မမှန်ပဲ။ ပဿတိ၊ မြင်တတ်၏။

ကောဠာသတောတိ၊ ကား။ ဖဿပဉ္စမကာဒိသု၊ ဖဿပဉ္စမက အစရှိကုန်သော။ စိတ္တဂံကောဠာသေသု၊ စိတ်၏ အင်္ဂါဖြစ်သော အဖို့အစုတို့တွင်။ ယေ

ကောဠာသာ၊ တို့သည်။ ဟောန္တိ၊ ရှိကုန်၏။ တတော၊ ထိုအဖို့အစုအားဖြင့်။
ဣတိ အတ္ထော။

စေတနာ၊ စေတနာကို။ ကမ္မပထေသု၊ ကမ္မပထတို့၌။ န ဝုတ္တာ နနု၊ ဟော
တော်မမူအပ်သည် မဟုတ်ပါလော။ [“ပါဏာတိပါတော ဟောတိ” စသည်ဖြင့်
သာ ဟောတော်မူ၏။ “ပါဏာတိပါတစေတနာ ဟောတိ” ဟု ဟောတော်မူ။]
ဣတိ၊ ကြောင့်။ ပဋိပဂ္ဂိယာ၊ အစဉ်အားဖြင့်။ သတ္တန္တံ၊ ခုနစ်ပါးကုန်သော ပါဏာ
တိ ပါတ စသည်တို့၏။ ကမ္မပထဘာဝေ၊ ကမ္မပထ၏ အဖြစ်သည်။ န ယုတ္တော
နနု၊ မသင့်သည် မဟုတ်ပါလော။ ဣတိ၊ ဤကား စောဒနာတည်း။ (န ယုတ္တော၊
မသင့်သည်ကား။) န၊ မဟုတ်။ (ကသ္မာ၊ နည်း။) အဝစနဿ၊ စေတနာကို
မဟောခြင်း၏။ အညဟေတုတ္တာ၊ အခြားအကြောင်း ရှိသည်၏အဖြစ်ကြောင့်
တည်း။ ဟိ၊ ချဲ့။ စေတနာယ၊ ။ အကမ္မပထတ္တာ၊ ကမ္မပထ မဟုတ်သည်၏
အဖြစ်ကြောင့်။ ကမ္မပထရာသိမ္ပိ၊ ကမ္မပထ တရားအစဉ်။ အဝစနံ၊ မဟောခြင်း
သည်။ န၊ မဟုတ်။ ပန၊ အဟုတ်ကား။ ကဒါစိ၊ ။ (အင်္ဂါညီညွတ်ရာ တရံ
တဒါ၌။) ကမ္မပထော၊ သည်။ ဟောတိ၊ ။ သဗ္ဗဒါ (ကမ္မပထော) န (ဟော
တိ)။ ကမ္မပထဘာဝဿ၊ ကမ္မပထ အဖြစ်၏။ ဣတိ (တသ္မာ) အနိယတတ္တာ၊
ဤသို့ မမြဲသည်၏ အဖြစ်ကြောင့်။ အဝစနံ၊ မဟောခြင်းသည်။ (ဟောတိ။)
ပန၊ ဆက်။ ယဒါ ကမ္မပထော ဟောတိ။ တဒါ၊ ။ ကမ္မပထရာသိ သင်္ဂဟော၊
စေတနာကို ကမ္မပထ အဖို့အစု၌ သင်္ဂြိုဟ်ရေတွက်ခြင်းကို။ န နိဝါရိတော၊
မတားမြစ်အပ်။ ဣတိ၊ ဤသို့ မှတ်အပ်၏။

၂ပဉ္စ။ ပ။ ဧတေန၊ ဟူသော ဤ သိက္ခာပဒဝိဘင်း ပါဠိတော်စကားနှင့်။
(ဝိရောဓံ-၌စပ်။) အဒိန္နာဒါနာဒိနံ၊ အဒိန္နာဒါန အစရှိသော ကမ္မပထတို့၏။

၁။ န ဟိ စေတနာယ ။ ပ။ န နိဝါရိတော။ ။ “အညဟေတုတ္တာ” ဟူသော ဟိတ်
ကို ချဲ့လို၍ “န ဟိ” သည်ကို မိန့်သည်။ စေတနာကို ကမ္မပထ မဟုတ်သောကြောင့်
ကမ္မပထရာသိ၌ မဟောသည်မဟုတ်ပါ။ ကမ္မပထအဖြစ်က မမြဲသောကြောင့် မဟော
ခြင်းဖြစ်ပါသည်။ အင်္ဂါစုံညီသော စေတနာအတွက် ကမ္မပထအဖြစ်ကို မတားမြစ်ပါ။
[ဤစကားအရ “အညဟေတု” ဟူသည် “ကမ္မပထအဖြစ်၏နိယတ မဟုတ်ခြင်းဟူသော
အကြောင်းတည်း” ဟု မှတ်ပါ] မရ၌ “တမေဝတ္ထံ ဗျတိရေကမုခေန ဝိဝရိတံ ယဒါ
ပနာတိ အာဒိ ဝုတ္တံ” ဟု တွေ့ရ၏။ ယဒါ ပန-စသော ဝါကျသည် ဝိတ္တာရ-မဟုတ်နိုင်၊
ဆက်၍ပြသော ဝါကျသာတည်း။ ထို့ကြောင့် ထိုအဖွင့်ကို စဉ်းစားပါ။

၂။ ပဉ္စသိက္ခာပဒါ။ ပ။ ပရိဟရိဿတံ။ ။ ဤ၌ “အဒိန္နာဒါနံ သတ္တာရမ္မဏံ ဝါ”
အရ သတ္တဝါပညတ်ကို အာရုံပြု၍ ဟူသော စကားသည် သိက္ခာပဒဝိဘင်း ပါဠိတော်၌
လာလတ္တံ့ဖြစ်သော “ပဉ္စသိက္ခာပဒါ ပရိတ္တာရမ္မဏာ ဧဝ-ပရိတ္တံဖြစ်သော ကာမပရမတ်

သတ္တာရမ္မဏဘာဝ ဝိရောဓံ၊ သတ္တဝါဟူသော အာရုံရှိသည်၏ အဖြစ်ကို ဆိုကြောင်းစကား၏ ဆန့်ကျင်ပုံကို။ (ဆန့်ကျင်သကဲ့သို့ ဖြစ်ပုံကို။) သတ္တသင်္ခါ-တေ။ပ။ပဝတ္တိတောတိ၊ ဟူ၍။ သယမေဝ၊ အဋ္ဌကထာဆရာ ကိုယ်တိုင်ပင်။ ပရိဟရိဿတိ၊ ရှောင်လွှဲလတ္တံ့။ [ဝိဘင်းအဋ္ဌကထာ၌ ဖြေဆိုလတ္တံ့။]

နတ္ထိ သတ္တာ ဩပပါတိကာတိ၊ ဟူ၍။ ပဝတ္တမာနာပိ၊ ဖြစ်ပါသော်လည်း။ ဝါ၊ ဖြစ်သည်လည်း ဖြစ်သော။ ဒိဋ္ဌိ၊ ဒိဋ္ဌိသည်။ တေဘူမကဓမ္မဝိသယာဝ၊ တေဘူမကဘရား ဟူသော အာရုံရှိသည်သာ။ ဣတိ၊ကြောင့်။ သင်္ခါရာ ရမ္မဏ-တာ၊ သင်္ခါရဟူသော အာရုံရှိသည်၏ အဖြစ်ကို။ ဝုတ္တာ။ [“နတ္ထိ သတ္တာ ဩပပါတိကာ”ဟူရာ၌ ဒိဋ္ဌိသည် သတ္တဝါ ပညတ်ကို အာရုံပြုသကဲ့သို့ ဖြစ်သော်လည်း “သတ္တာ” အရ တေဘူမကဓမ္မတို့ပင် ရသောကြောင့် “မိစ္ဆာဒိဋ္ဌိ။ပ။သင်္ခါ-ရာရမ္မဏာဝ”ဟု အဋ္ဌကထာ၌ ဆိုသည်။]

[“တထာ ဝိပါကနိသန္ဓုဖလာနိ ပစ္စဝေက္ခန္ဓဿ”ကို ဖွင့်ပြလို၍ “ဝိပါက” စသည်မိန့်။] ဝိပါကနိသန္ဓုဖလာနိ၊ ဝိပါကအကျိုး နိသန္ဓုအကျိုးတို့သည်။ ယထာက္ကမံ၊ စွာ။ နိရယာဒိဝိပါကဒုဂ္ဂတတာဒိနိ၊ ငရဲ အစရှိသည်၌ ဖြစ်သော ဝိပါကစိတ်ဟူသော မုချအကျိုး၊ အရပ်အမောင်းမကောင်းသူ၏အဖြစ် အစရှိသည်တို့တည်း။ [ဝိပါကနှင့် နိရယာဒိဝိပါက၊ နိသန္ဓုဖလနှင့်ဒုဂ္ဂတတာဒိ”ဟု အစဉ်အတိုင်း တွဲပါ။]

အကုသလကမ္မပထကထာဝဏ္ဏနာ၊ သည်။ နိဋ္ဌိတာ။

တရားကိုသာ အာရုံပြု၏” ဟူသောစကားနှင့် ဆန့်ကျင်သကဲ့သို့ဖြစ်၏။ သို့သော်သတ္တဝါ ဟု ဆိုသော်လည်း အစစ်အမှန်အားဖြင့်သတ္တဝါမရှိ၊ သင်္ခါရဖြစ်သော ပရမတ်သာရှိသော ကြောင့် ထို ပရမတ်တရားကို အာရုံပြုရကား မဆန့်ကျင်ပါ-ဟု ထို ဝိဘင်းအဋ္ဌကထာ၌ ကိုယ်တိုင်ဖြေလတ္တံ့။

၁။ နိရယာဒိဝိပါကဒုဂ္ဂတတာဒိနိ။ ။ဝိပါကပဒေဒု နာမံ ဒဿိတံ- (“ဝိပါကာဓမ္မာ” ဟူသော မာတိကာပုဒ်၌ ဝိပါကသဒ္ဓါသည် နာမ်ဝိပါကတရားကိုဟောသကဲ့သို့) ၎င်း ဝိပါကဖလကို ပြရာ၌လည်း ဝိပါကသဒ္ဓါဖြင့် နာမ်ဝိပါကတရားကို ပြသည်။ ငရဲစသည်၌ဖြစ်ရသော နာမ်ဝိပါကသည် ကံတရား၏တိုက်ရိုက်အကျိုး (မုချအကျိုး) တည်း။ ဒုဂ္ဂ-တတာ စသောအကျိုးသည် နိသန္ဓုဖလ (အကျိုးဆက်) တည်း။ [ဒုဂ္ဂတတာနာမ-အာ-ရောဟပရိဏာဟဝသေန (ကိုယ်လုံးကိုယ်ပေါက်၏အစွမ်းဖြင့်) ဒုဇ္ဇာတတာ-မကောင်း ဖြစ်သူ၏ အဖြစ်တည်း။-မရ။]

-ဒုဂ္ဂတတာဒိနိ။ ။အာဒိသဒ္ဓေန အလဒ္ဓါလာဘော (မရအပ်သေးသော လာဘ် ကို မရခြင်း) ၊ လဒ္ဓဝိနာသော (ရအပ်ပြီးလာဘ်၏ ပျက်စီးခြင်း) ၊ ဣစ္ဆိတာနံ ဘောဂါနံ

ကုသလကမ္မပထအဖွင့်

ပါဏာတိပိပ။ ဝိရတိယောတိ ဧတံ၊ ဟူသော ဤစကားကို။ ယာဟိ ဝိရတိဟိ၊ အကြင် ဝိရတိတို့နှင့်။ သမ္ပယုတ္တော၊ ကုန်သော။ စေတနာ၊ စေတနာတို့ကို။ ကာယ ဝစီကမ္မာနိတိ၊ ကာကကံ၊ ဝစီကံတို့ ဟူ၍။ ဝုစ္ဆန္တိ၊ ကုန်၏။ တာသံ စ၊ ထိုဝိရတိတို့၏ လည်း။ ကမ္မပထဘာဝေါ၊ ကမ္မပထ၏ အဖြစ်သည်။ ယုတ္တော၊ သင့်၏။ ဣတိ ကတွာ၊ ဤသို့ နှလုံးပြု၍။ (သင်္ဂဟကာရေန) ဝုတ္တံ။ တထာဟိ၊ ထို့ကြောင့်ပင်။ ပဋိပါဠိယာ။ ပ။ ဝိရတိယောပိတိ၊ ဟူ၍။ ဝက္ခတိ၊ ဆိုလတ္တံ့။

အလ္လသသမံသန္တိ၊ ကား။ ဇီဝမာနကသသမံသံ၊ အသက်ရှင်ဆဲဖြစ်သော ယုံ၏အသားကို။ (လဒ္ဒု၊ ဝဇ္ဇတိ-၌ စပ်။) ဝေါရောပေတာ၊ ခွင်းဖူးသည်။ ဟုတွာ။ နာဘိဇာနာမိ၊ မသိရပါ။

ဒုဿိလျာဒါရမ္မဏာ (ဒုဿိလျာ+အာဒိ+အာရမ္မဏာ)၊ ပါဏာတိပိတ စသော ဒုဿိလျာ အစရှိသည်တို့၏ အာရုံဖြစ်သော ဇီဝိတိန္ဒြေ အစရှိသည်တို့ သည်။ တဒါရမ္မဏာ၊ ထို ကုသလကမ္မပထတို့၏ အာရုံတို့တည်း။ [“တဒါ-ရမ္မဏာနိ” ဟု ဆိုလိုလျက် “နိ” ကို အာပြုထားသည်။ [ဒုဿိလျာဒိ၌ အာဒိဖြင့် အဘိဇ္ဈာ စသည်ကို ယူလိုဟန်တူသည်။]

ဇီဝိတိန္ဒြေယာဒိ အာရမ္မဏာ၊ ဇီဝိတိန္ဒြေ အစရှိသော အာရုံရှိကုန်သော ကုသလ ကမ္မပထတို့သည်။ ကထံ၊ အဘယ်နည်းဖြင့်။ ဒုဿိလျာဒိနိ၊ ဒုဿိလျာ

ကိစ္ဆပဋိလာဘော (အလိုရှိအပ်သော စည်းစိမ်တို့ကို ပင်ပင်ပန်းပန်းရှာမှ ရခြင်း) ၊ ရာဇာဒိဟိ (ရန်သူမျိုးငါးပါးတို့နှင့်) သာဓာရဏဘောဂတာ (ဆက်ဆံရသော စည်းစိမ် ရှိခြင်း) ၊ ဣတိ ဧဝမာဒယော သင်္ဂဟိတာ။-အနု။ အချုပ်မှာ-နာမိပိပိက် မကောင်း ကျိုးမှတပါး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲကြောင်း မကောင်းကျိုးဟူသမျှကို “နိသန္တဗလ” ဟုချည်း ဆိုလိုသည်။

၁။ ပါဏာတိပိပ။ ကတွာ ဝုတ္တံ။ ။ ကမ္မပထဟူသည် သုဂတိ ဒုဂ္ဂတိသို့ ရောက်ခြင်း ၏ အကြောင်းကံတည်း။ သို့ပါလျက် အဘယ်ကြောင့် ကုသလကမ္မပထကို ပြရာ၌ “ပါ-ဏာတိပိတဒိဟိ။ ပ။ ဝိရတိယော” ဟု ဝိရတိကို ကမ္မပထအရကောက်ယူရပါသနည်း-ဟု မေးဖွယ်ရှိသောကြောင့် “ပါဏာတိပိတ။ ပ။ ဝုတ္တံ” ဟု ဋီကာဆရာ ဖြေသည်။ ဆိုလို ရင်းကား-ကုသလကမ္မပထအရာ၌ ဝိရတိနှင့်ယှဉ်သော စေတနာတို့ကို ကာယကံ ဝစီကံ ဟု ဆိုလိုရင်းပင်ဖြစ်၏။ သို့သော် ထိုစေတနာနှင့်ယှဉ်ဖက် ဝိရတိတို့လည်း စေတနာကို အကြောင်းပြု၍ ကံဟူသောအမည် ရသင့်၏ဟု နှလုံးသွင်းခြင်းကြောင့် ဝိရတိကို ကမ္မ ပထအရ၌ ယူထားသည်-ဟုလို။ ထို့ကြောင့်ပင် “ဓမ္မတော” အရ ကမ္မပထ၏ တရား ကိုယ်ကို ကောက်ပြရာ၌ “ပဋိပါဠိယာ သတ္တ (ရှေ့ ကုသလကမ္မပထတရား ၇-ပါးတို့ သည်) စေတနာပိ ဝဇ္ဇန္တိ၊ ဝိရတိယောပိ” ဟု အဋ္ဌကထာဆရာ မိန့်လတ္တံ့။

အစရှိသည်တို့ကို။ (ပါဏာတိပါတ စသော ဒုဿီလျ စသည်တို့ကို။) ပဇဟန္တိ၊ ပယ်စွန့်နိုင်ကုန်သနည်း။ ဣတိ၊ ဤသို့ မေးဖွယ်ရှိသောကြောင့်။ တံ၊ ထို ဒုဿီလျ အစရှိသည်တို့ကို ပယ်စွန့်နိုင်ပုံကို။ ဒုဿတုံ၊ ငှာ။ ယထာ ပနာတိ အာဒိ၊ ကို။ (သင်္ဂဟကာရေန။) ဝုတ္တံ၊ ပြီ။

အနဘိဇ္ဈာ။ပ။ဝိရမန္တဿာတိ၊ ဟူသောပုဒ်၏။ အဘိဇ္ဈံ၊ အဘိဇ္ဈာကို။ ပဇဟန္တဿ၊ ပယ်စွန့်သော ပုဂ္ဂိုလ်၏ သန္တာန်၌။ ဣတိ အတ္ထော၊ သည်။ (ဟောတိ။) ဟိ၊ မှန်။ မနောဒုစရိတာ၊ မနောဒုစရိတ်မှ။ ဝိရတိ၊ ရှောင်ကြဉ်ခြင်းသည်။ န အတ္ထိ။ (ကသွာ။) အနဘိဇ္ဈာဒိဟေဝ၊ အနဘိဇ္ဈာအစရှိသော တရားတို့သည်ပင်။ တပုဟာနတော၊ ထို မနောဒုစရိတ်ကို ပယ်နိုင်ခြင်းကြောင့်တည်း။ [“အနဘိဇ္ဈာဖြစ်လျှင် အဘိဇ္ဈာကို၊ အဗျာပါဒဖြစ်လျှင် ဗျာပါဒကို၊ သမ္မာဒိဋ္ဌိဖြစ်လျှင် မိစ္ဆာဒိဋ္ဌိကို ပယ်စွန့်နိုင်ခြင်းကြောင့် မနောဒုစရိတ်မှ ရှောင်ကြဉ်ဖို့ရန် ဝိရတိဖြစ်စရာ မလို” ဟု ဆိုလိုသည်။]

ကမ္မပထသံသန္ဓနအပွင့်

ကမ္မပထပုတ္တာနံ၊ ကမ္မပထသို့ ရောက်ကုန်သော။ ဒုဿီလျာဒိနံ၊ ဒုဿီလျ အစရှိကုန်သော။ အသံဝရာနံ၊ အသံဝရတို့၏ လည်းကောင်း။ တထာ၊ ထို့အတူ ကမ္မပထသို့ ရောက်ကုန်သော။ ဒုစရိတာနဉ္စ၊ ဒုစရိတ်တို့၏လည်းကောင်း။ အကုသလ ကမ္မပထေဟိ၊ အကုသလ ကမ္မပထတို့နှင့် လည်းကောင်း။ (အတ္တတော နာနတ္တာ ဘာဝဒဿနံ-၌ စပ်။) ကမ္မပထ ပတ္တာနမေဝ၊ ကမ္မပထသို့ ရောက်သည်ပင်လျှင် ဖြစ်ကုန်သော။ သုဿီလျာဒိနံ၊ ကုန်သော။ သံဝရာနံ စ၊ တို့၏ လည်းကောင်း။ တထာ၊ ထို့အတူ ကမ္မပထသို့ ရောက်ကုန်သော။ သုစရိတာနံ စ၊ တို့၏လည်းကောင်း။ ကုသလကမ္မ ပထေဟိ စ၊ တို့နှင့်လည်း

၁။ ကမ္မပထပုတ္တာနံ။ပ။ကေစိ ဝဒန္တိ။ ။“ကမ္မပထပုတ္တာနံ” မှစ၍ “ဝဒန္တိ” တိုင်အောင် ကေစိဝါဒကို ၂-နည်းပြထား၏။ ထိုတွင် “ထမနည်းဝယ် “ကမ္မပထပုတ္တာနံ ဒုဿီလျာဒိနံ အသံဝရာနံ” ၌ ဒုဿီလျာဒိနံ အရ အသံဝရ အစဉ်ပြခဲ့သော အသံဝရ တရားကိုယ်ဖြစ်သော ဒုဿီလျ၊ မုဋ္ဌသစ္စ၊ အညာဏ၊ အက္ခန္တိ၊ ကောသဇ္ဇတို့ကို ယူပါ။ တထာဖြင့် “ကမ္မပထပုတ္တာနံ” ကို ပြန်၍ညွှန်းသောကြောင့် “တထာ ဒုစရိတာနံ” ဖြင့် ကမ္မပထမြောက်သော ဒုစရိတ်တို့ကို ပြ၏။ ထို ဒုဿီလျာဒိအသံဝရနှင့် ဒုစရိတ်တို့၏ အကုသလကမ္မပထနှင့် လိုရင်းအနက် (တရားကိုယ်) အားဖြင့် မထူးခြားပဲ တသားတည်း ရောနှောပုံကိုပြခြင်းသည် ကမ္မပထသံသန္ဓန မည်၏။ [“ကမ္မပထပုတ္တာနမေဝ စ သုဿီလျာဒိနံ” စသည်၌လည်း ဤနည်းကို မှီးပါ။]

ကောင်း။ အတ္တတော၊ လိုရင်းအနက်အားဖြင့်။ နာနတ္တာဘာဝဒဿနံ၊ ထူးကုန်သည်၏ အဖြစ်၏ မရှိပုံကို ပြခြင်းသည်။ (ကမ္မပထသံသန္ဓနံ၊ မည်၏။) အထ ၀၂။ ကား။ တေသံ၊ ထို အသံဝရဒုစရိုက်၊ အသံဝရသုစရိုက်တို့၏။ ဖဿဒွါရာဒီဟိ၊ ဖဿဒွါရ အစရှိသည်တို့နှင့်။ အဝိရောဓဘာဝေန၊ ဆန့်ကျင်ခြင်း မရှိကုန်သည်၏ အဖြစ်ဖြင့်။ ဒီပနံ၊ ပြခြင်းသည်။ ကမ္မပထသံသန္ဓနံ၊ မည်၏။ ဣတိ၊ သို့။ ကေစိ ဝဒန္တိ။

‘ဗာဒေတံ (တံ+တေ)၊ ထို ကေစိဆရာတို့၏ စကားကို။ ဝိစာရေတဗ္ဗံ၊ စိစစ်ထိုက်၏။ ဟိ၊ ချဲ့။ ‘ပဉ္စဖဿ။ပ။ဒွါရေသု၊ ၅-ပါးသော ဖဿဒွါရ၊ ၅-ပါးသော အသံဝရဒွါရ၊ ၅-ပါးသော သံဝရဒွါရတို့၌။ ဥပ္ပန္နာနံ၊ ကုန်သော။ အသံဝရနံ၊ တို့၏လည်းကောင်း။ သံဝရနံ စ၊ တို့၏လည်းကောင်း။ ကမ္မပထတာ၊ ကမ္မပထတို့၏ အဖြစ်သည်။ န အတ္ထိ။ (ကသွာ၊ နည်း။) ပါဏာတိပါတဒီနံ၊ တို့၏လည်းကောင်း။ ပရသန္တက။ပ။ အာဒီနံ စ၊ သူတပါးတို့၏ ဥစ္စာဟူသော တည်ရာ အာရုံရှိသော အဘိဇ္ဈာဟူသော လောဘ၊ တပါးသော သတ္တဝါဟူသော အာရုံရှိသော ဗျာပါဒ၊ အဟေတုကဒိဋ္ဌိ အစရှိသည်တို့၏လည်းကောင်း။ တေသုဒွါရေသု၊ ထိုပဉ္စ ဖဿဒွါရ၊ ပဉ္စ အသံဝရဒွါရ၊ ပဉ္စ သံဝရဒွါရတို့၌။ အနုပ္ပတ္တိတော၊ မဖြစ်ခြင်းကြောင့်တည်း။ [ရူပါရုံ စသော ပဉ္စာရုံကို အာရုံမပြုကြောင်း ထင်ရှားဖို့ရာ ပရသန္တကဝတ္ထု စသော အာရုံတို့ကို ထည့်၍ပြထားသည်။]

၁။ အထ ပါ။ ။ [တေသံတိ အသံဝရဒုစရိုတာဒီနံ။-မရ။] ပြအပ်ခဲ့သော အသံဝရဒုစရိုက်၊ သံဝရ သုစရိုက်တို့၏ ဖဿဒွါရ အစရှိသည်တို့နှင့် မဆန့်ကျင်ပုံကို ပြခြင်းသည် ကမ္မပထသံသန္ဓနမည်၏။ ဤသို့ ကေစိဆရာတို့ ဆိုကြသည်။

၂။ တဒေတံ ဝိစာရေတဗ္ဗံ- န ဟိ။ ။ ထို ၂-ဝါဒလုံးပင် စဉ်းစားစရာရှိသည် ဟု စကားပလွင်ခံ၍ ‘န ဟိ’ စသည်ဖြင့် ချဲ့သည်။ ထို အကျယ်ကား- ‘န စဿ ဒွါရန္တရပ္ပန္နံ ကမ္မန္တရံ ဟောတီဟိ’ တိုင်အောင်တည်း။ [န ဟိ၌ ‘ဟိ ယသ္မာ’ ဟု ဝေး၍ ထို ဣတိကျမှ ‘ဣတိ၊ ထို့ကြောင့်။ ဝိစာရေတဗ္ဗံ၊ ၏’ ဟုလည်း ပြန်လှည့်နိုင်သည်။]

၃။ ပဉ္စ ဖဿ။ပ။ အနုပ္ပတ္တိတော။ ။ စက္ခုသမ္ပဿဒွါရ။ပ။ ကာယသမ္ပဿဒွါရကို ပဉ္စ ဖဿဒွါရ ဟု ဆို၏။ ထို ပဉ္စဖဿဒွါရ၊ စက္ခုအသံဝရ-စသော ပဉ္စ အသံဝရဒွါရ၊ ပဉ္စ သံဝရဒွါရတို့၌ဖြစ်သော အသံဝရ-သံဝရတရားတို့သည် ကမ္မပထမမြောက်။ ဘဒ္ဒ ကြောင့်နည်း - ပါဏာတိပါတ-စသော ကမ္မပထ ၇-ပါး၊ ပရသန္တကဝတ္ထုလောဘ (အဘိဇ္ဈာ)၊ ပရသတ္တာရမ္မဏဗျာပါဒ၊ အဟေတုက-စသော မိစ္ဆာဒိဋ္ဌိတို့၏ ထို ၅-ဒွါရတို့၌ မဖြစ်သောကြောင့်တည်း။ ထိုသို့မဖြစ်လျှင် ထို ပဉ္စဒွါရ၌ဖြစ်သော ဒုဿီလျှ-စသော အသံဝရ၊ သီလ-စသော သံဝရတို့သည် ကမ္မပထ မမြောက်ရကား ‘ကမ္မပထနှင့် တရားကိုယ်အရကောက် မထူးကြောင်းကို ပြသောစကားသည် ကမ္မပထသံသန္ဓန မည်၏’ ဟု မဆိုထိုက်။ ထို့ကြောင့် ထိုစကားကို စဉ်းစားသင့်သည်-ဟုလို။

၈။ သည်သာ မကသေး။ ၁ တိဝိဓကောယဒုစရိတာဒိနိ၊ ၃-ပါးအပြားရှိ သော ကောယဒုစရိတ် အစရှိသည်တို့သည်။ ကမ္မပထတံ၊ ကမ္မပထတို့ဟူ၍။ ပါကဋ္ဌာ ဝေ၊ ကုန်သည်သာ။ ဣတံ၊ ကြောင့်။ တေသံ၊ ထိုကောယဒုစရိတ် အစရှိသည်တို့၏။ ကမ္မပထဟံ၊ တို့နှင့်။ နာနတ္တာဘာဝဒဿနေန၊ ထူးကုန် သည်၏ အဖြစ်၏ မရှိခြင်းကို ပြခြင်းဖြင့်။ ဣံ၊ အဘယ် အကျိုးရှိအံ့နည်း။

၉။ သည်သာ မကသေး။ ယတော၊ အကြင် ဖဿဒွါရ အစရှိသည်တို့၏ အစွမ်းဖြင့် ဖြစ်ခြင်းကြောင့်။ တေသံ၊ ထို ဒုစရိတ် သုစရိတ် အသံဝရ သံဝရ တို့၏။ ဖဿဒွါရာဒိဟံ၊ ဖဿဒွါရ အစရှိသည်တို့နှင့်။ အဝိရောဓဘာဝေန၊ မဆန့် ကျင်ကုန်သည်၏ အဖြစ်ဖြင့်။ ဒီပနာ၊ ပြခြင်းသည်။ သိယာ၊ ၏။ ဒုစရိတာနံ၊ တို့၏လည်းကောင်း။ သုစရိတာနံ စ၊ တို့၏လည်းကောင်း။ ဖဿဒွါရာဒိဝသေန၊ ဖဿဒွါရ အစရှိသည်၏ အစွမ်းဖြင့်။ (သာ) ဥပ္ပတ္တိ၊ ကို။ န ဒီပိတာ၊ မပြုအပ် ခဲ့။ အသံဝရနံ၊ တို့၏လည်းကောင်း။ သံဝရနံ စ၊ တို့၏လည်းကောင်း။ (သာ ဥပ္ပတ္တိ)ပိ၊ ကိုလည်း။ န(ဒီပိတာ)။

ပန၊ အနွယ ကား။ ၁ ကေဝလံ၊ သက်သက်။ (ကေစိဆရာတို့ ဆိုသကဲ့သို့ ကမ္မပထပတ္တ ဒုဿိလျ-စသည်တို့၏ ကမ္မပထတို့နှင့် မရောနှော၍ ပြခြင်းမဖက်

၁။ တိဝိဓ ၂။ ဘာဝဒဿနေန။ ။ ဤစကားသည် “တထာ ဒုစရိတာဒိနိ”ကို အပြစ်ပြုသော စကားတည်း။ ကောယဒုစရိတ်၊ သုစရိတ်စသည်တို့ကား ကမ္မပထဟု ထင် ရှားပြီးဖြစ်၏။ ထိုသို့ ထင်ရှားပြီးဖြစ်သောကြောင့် ဒုစရိတ် သုစရိတ် တို့၏ ကမ္မပထတို့နှင့် အထူးမရှိကြောင်းကို ပြခြင်းဖြင့် အကျိုးမရှိ။ ထို့ကြောင့် “ဒုစရိတာဒိနိ”ဟူသော စကားလည်း စဉ်းစားဖွယ်ရှိသည်-ဟူလို။ [“တိဝိဓဒုစရိတာဒိနိ စ ကမ္မပထတာ ပါကဋ္ဌာဝေတိ” ဟု ရှိလျှင် စာသွားကောင်း၏။]

၂။ န စ ၂။ ဒီပနာ သိယာ။ ။ ဤစကားသည် “အထ ဝါ တေသံ ဖဿဒွါရာဒိဟံ” စသော ဒုတိယ ကေစိဝါဒ၏အပြစ်ကိုပြုသော စကားတည်း။ [ယတော-စသော အနိယမ ဝါကျကို ရှေးဦးစွာ အနက်ပေးပါ။ ယတောတိ ဖဿဒွါရာဒိသု ဥပ္ပတ္တိတော ဒီပနာ သိယာ၊ သာ ဥပ္ပတ္တိ န ဒီပိတာတိ ယောဇနာ။ -မဓု။] အဋ္ဌကထာ ကမ္မပထသံသန္တန- အခန်းကို ကြည့်ပါ။ ထိုအခန်း၌ ဖဿဒွါရတို့၏ အစွမ်းဖြင့် ဒုစရိတ် သုစရိတ် အသံဝရ သံဝရတို့၏ဖြစ်ပုံကို မပြခဲ့။ ထို့ကြောင့် “ထို ဒုစရိတ်စသည်တို့၏ ဖဿဒွါရ စသည်တို့ နှင့် မဆန့်ကျင်ပုံကို ရောနှော၍ပြဖွယ် မလိုရကား ထို မဆန့်ကျင်ပုံကို ပြသောစကားသည် ကမ္မပထသံသန္တန မည်၏” ဟု ဆိုအပ်သော ဝါဒကိုလည်း စဉ်းစားထိုက်သည်-ဟူလို။

၃။ ကေဝလံ ၂။ ဒီပိတာ။ ။ “န စ ဒုစရိတာနံ ၂။ ဖဿဒွါရာဒိဝသေန ဥပ္ပတ္တိ ဒီပိတာ” ဟူသော ဗျုတ်ရေကကိုကြည့်၍ “ဒုစရိတ် သုစရိတ် သံဝရ အသံဝရတို့၏ ဖဿ ဒွါရ-စသည်တို့၏ အစွမ်းဖြင့် ဖြစ်ပုံကို ပြခြင်းနှင့် မရောယှက်သည်ကို “ကေဝလံ” ဟု ဆိုသည်ဟု မှတ်ပါ။ ထို ပြခြင်းနှင့် မရောယှက်ပဲ ဖဿဒွါရ-စသည်တို့၏ အစွမ်းဖြင့်ဖြစ်

သက်သက်။) ဖဿဒ္ဓါရာဒိဝသေန၊ ဖဿဒ္ဓါရ အစရှိသည်တို့၏ အစွမ်းဖြင့်။ ဥပ္ပန္နာနံ၊ ကုန်သော။ အသံဝရာနံ၊ တို့၏လည်းကောင်း။ သံဝရာနံ စ၊ တို့၏လည်းကောင်း။ ကာယကမ္မာဒိတာ၊ ကာယကံ အစရှိသည်တို့၏ အဖြစ်ကို။ ဒီပိတာ၊ ပြီ။

၁။ ဆက်။ ဧတ္တကံ၊ ဤမျှ အတိုင်းအရှည်ရှိသော အသံဝရ သံဝရတို့၏ ကာယကံ စသည်၏အဖြစ်ကို ပြကြောင်းစကားမျှသည်။ ကမ္မပထသံသန္ဓနံ၊ သည်။ ယဒိ(ဟောတိ။ ဧဝံ သတိ)။ အကုသလံ။ ပ။ နုပ္ပဇ္ဇတိတိ အာဒိ၊ အစရှိသောစကားသည်။ ကမ္မပထသံသန္ဓနံ၊ သည်။ န သိယာ၊ မဖြစ်တော့ရာ။

၂။ သောပိ၊ ဤအသံဝရ သံဝရတို့၏ ကာယကံ အစရှိသည်၏အဖြစ်ကို ပြကြောင်း စကားသည်လည်း။ ဆ ဖဿဒ္ဓါရာဒိဟိ၊ ဆ ဖဿဒ္ဓါရ အစရှိသည်တို့နှင့်။ အဝိရောဓဒီပနာ၊ မဆန့်ကျင်ပုံကို ပြကြောင်းစကားသည်။ (ဟောတိ။) ဣသိ စေ၊ ဤသို့ ဆိုငြားအံ့။ (ဧဝံသတိ၊ ဤသို့ ဆိုလတ်သော်=ဤသို့ဆိုတိုင်း

သော အသံဝရ သံဝရတရားတို့၏ ကာယကံ စသည်ဖြစ်ပုံကိုသာ (အဋ္ဌကထာ ကမ္မပထသံသန္ဓန အခန်း၌) ပြအပ်ခဲ့သည်-ဟူလို။ [ဤစကားကို “ပဉ္စဖဿဒ္ဓါရဝသေန ဟိ ဥပ္ပန္နော အသံဝရော အကုသလံ မနောကမ္မမေဝ ဟောတိ” အစရှိသော ကမ္မပထသံသန္ဓနကထာ-လာ စကားကို ရည်ရွယ်၍ဆိုသည်။]

၁။ ယဒိ စ။ ပ။ န သိယာ။ ။ [ဧတ္တကန္တိ-အသံဝရ သံဝရာနံ ကာယကမ္မာဒိတာဝ ဒီပနမတ္တံ။-မရ။] အသံဝရ သံဝရတို့၏ ကာယကံ စသည်ဖြစ်ပုံကို ပြကြောင်းစကား မျှသည်သာ ကမ္မပထသံသန္ဓနဖြစ်လျှင်....အသံဝရ သံဝရတို့၏ ကာယကံ စသည်ဖြစ်ပုံကို ပြပြီးနောက်၊ ကံတို့၏ ဖဿဒ္ဓါရ၏အစွမ်းဖြင့် ဖြစ် မဖြစ်ကို ဆက်၍ပြသော “အကုသလံ ကာယကမ္မံ ပဉ္စဖဿဒ္ဓါရဝသေန နုပ္ပဇ္ဇတိ” စသော စကားသည် ကမ္မပထသံသန္ဓန မမည်ရာရောက်၏။ အမှန်အားဖြင့်-“အသံဝရ သံဝရတို့၏ ကာယကံ စသည်ဖြစ်ပုံကို ပြသော စကားသည်လည်းကောင်း။ ကံတို့၏ ဖဿဒ္ဓါရ၏အစွမ်းဖြင့် ဖြစ်ပုံကိုပြသော စကားသည်လည်းကောင်း ကမ္မပထသံသန္ဓန အမည်ရသည်သာ” ဟူလို။

၂။ သောပိ။ ပ။ န ဝတ္တဗ္ဗံ။ ။ [သောပိတိ၊ ကာယကမ္မာဒိတာ ဒီပနာပိ။-မရ။] အသံဝရ သံဝရတို့၏ ကာယကံ စသော အမည်ကို ပြကြောင်းစကားသည်လည်း ဆ ဖဿဒ္ဓါရ-စသည်တို့နှင့် မဆန့်ကျင်ပုံကို ပြခြင်းပင် ဖြစ်သောကြောင့် “အထ ဝါ” ဟု တက်သော ဝါဒအတိုင်းပင် ဖြစ်သည် ဟု ကေစိတို့က ဆိုလျှင်....ရှေ့ ဝါကျ စကားနှင့် အထ ဝါ တက်သော စကားသည် အနက်အဓိပ္ပာယ်မပြားပဲ စကားအသုံးအနှုန်းသာ ကွဲရာရောက်၏။ သို့ဖြစ်လျှင် ဆိုအပ်ပြီးသောအပြားကိုပင် အခြားသော အပြားတမျိုး ဖြင့် ပြဖို့ရာ “အထ ဝါ” ဟု မဆိုသင့်။

မူန်လျှင်။) ၁ ဝုတ္တမေဝ။ ဆိုအပ်ပြီးသည်သာလျှင် ဖြစ်သော။ ပကာရံ၊ အပြား
ကို။ ပကာရန္တရေန၊ တမျိုးသော အပြားအားဖြင့်။ (နည်းတမျိုးဖြင့်)
ဒဿေတုံ၊ ငှာ။ အထ ဝါတံ၊ ဟူ၍။ န ဝတ္တဗ္ဗံ၊ မဆိုထိုက်။

၂ စ၊ သည်သာ မကသေး။ [“ကေစိဝါဒဉ္စ အပြစ်ပြုဖွယ် ကျန်သေး၏”
ဟူလို။] အထ ဝါ သဒ္ဓေ၊ သည်။ သမုစ္စယတ္ထေ၊ သမုစ္စည်း အနက်ရှိသည်။
(သတိ၊ သော်။) ကမ္မပထပုတ္တာနေဝ၊ ကမ္မပထသို့ ရောက်သည်သာလျှင် ဖြစ်
ကုန်သော။ ဒုဿိလျာဒိနိ၊ ဒုဿိလျ အစရှိသည်တို့ကို။ ကာယကမ္မာဒိနာမေဟံ၊
ကာယကံ အစရှိသော နာမည်တို့ဖြင့်။ ဝဒန္တေဟံ၊ ဆိုကုန်သော အဋ္ဌကထာ
ဆရာတို့သည်။ မနောကမ္မဿ၊ ၏။ ဆ ဖဿဒ္ဓါရဝသေန၊ ၆-ပါးသော ဖဿ-
ဒ္ဓါရတို့၏ အစွမ်းဖြင့်။ ဥပ္ပတ္တိံ၊ ဖြစ်ခြင်းကို။ န ဝတ္တဗ္ဗာ၊ မဆိုထိုက်။ (ကသ္မာ
န ဝတ္တဗ္ဗာ) ဟံ (ယသ္မာ)။ တံ၊ ထို မနောကံသည်။ စက္ခုဒ္ဓါရဒိဝသေန၊
စက္ခုဒ္ဓါရ အစရှိသည်တို့၏ အစွမ်းဖြင့်။ န၊ ဥပ္ပဇ္ဇတိ၊ မဖြစ်။ ဣတိ၊ ကြောင့်။
(န ဝတ္တဗ္ဗာ။)

၃ စ၊ သည်သာ မကသေး။ ကမ္မပထပုတ္တာ ဧဝ၊ ကမ္မပထသို့ရောက်သည်သာ
လျှင် ဖြစ်ကုန်သော။ အသံဝရာဒယော၊ တို့ကို။ ယဒိ ဂဟိတာ၊ ကုန်အံ့။ (ဧဝံ

၁။ ဝုတ္တမေဝ ပကာရံ။ [ဝုတ္တမေဝ ပကာရံတိဗ္ဗဒံ နာနတ္တာဘာဝဒဿနံ သန္ဓာယ
ဝုတ္တံ။] အထ ဝါ ဟု တက်သောဝါကုဏ် ရှေ့၌ “ကမ္မပထပတ္တာနံ ။ပ။ နာနတ္တာဘာဝ
ဒဿနံ” ကို ရည်ရွယ်၍ “ဝုတ္တမေဝ ပကာရံ” ဟု ဆိုသည်။ [ပကာရန္တရေနာတိ-
ဖဿဒ္ဓါရဒိဟိ အဝိရောဓဒိပနာတိပဒံ သန္ဓာယာဟ။] ပကာရန္တရေန ဟူသော
စကားကို အထ ဝါ ဟု တက်၍လာသော ဝါကျ၌ ဖဿဒ္ဓါရဒိဟိ အဝိရောဓဒိပနာ-
ပုဒ်ကို ရည်ရွယ်၍ ဆိုသည်။ [ဤ မရဋီကာဖွင့်ပုံကို ထောက်လျှင် “ဝုတ္တမေဝ ပကာရံ
ပကာရန္တရေန” ဟု ရှေးပါဠိ ရှိဟန်တူသည်။]

၂။ သမုစ္စယတ္ထေ ဝ ။ပ။ ဥပ္ပဇ္ဇတိတံ။ ။ အထ ဝါ သဒ္ဓါသည် အတ္တန္တရိကပ္ပန
အနက်ဟော မဟုတ်ပဲ သမုစ္စည်းအနက်ဟော ဟု ဆိုလျှင် “ကမ္မပထပုတ္တာနံ ဒုဿိလျာ-
ဒိနံ” စသော ရှေ့အနက်နှင့်ပေါင်းဖို့ရာ ကမ္မပထမြောက်သော သဘောတူ အနက်တမျိုး
ဖြစ်စရာရှိ၏။ သို့ဖြစ်လျှင် မနောကံ၏ ဆ ဖဿဒ္ဓါရ၏ အစွမ်းဖြင့် ဖြစ်ပုံကို မဆိုထိုက်
တော့။ ဘာကြောင့်နည်း-ကမ္မပထမြောက်သော မနောကံ၏ စက္ခုသမ္ပဿဒ္ဓါရ-စသော
၅-ဒ္ဓါရ၏ အစွမ်းဖြင့် မဖြစ်နိုင်သောကြောင့်တည်း။ [အဋ္ဌကထာ၌ကား “အကုသလံ
မနောကမ္မံ ပန ဆ ဖဿဒ္ဓါရဝသေန ဥပ္ပဇ္ဇတိ” ဟု ဆိုထား၏။ ထို့ကြောင့် အထ ဝါ
သဒ္ဓါ၏ သမုစ္စည်း အနက်လည်း မဖြစ်နိုင်-ဟူလို။]

၃။ ယဒိ စ ။ပ။ န ဝတ္တဗ္ဗံ သိယာ။ ။ “ကမ္မပထပုတ္တာနံ ဒုဿိလျာဒိနံ အသံဝရာနံ”
စသော ပထမနည်း၌ အပြစ်တမျိုးကို တိုး၍ပြလိုသောကြောင့် “ယဒိ စ” စသည်မိန့်။
“ကေစိတို့၏ ပထမနည်းအတိုင်း ကမ္မပထမြောက်သော အသံဝရာ-သံဝရတို့ကိုသာ
ကမ္မပထ သံသန္ဓနအရာ၌ ယူအပ်ကုန်သည်ဖြစ်အံ့။ ဤသို့ဖြစ်လျှင် အဋ္ဌကထာ၌ “စောပန

သတိ။) (န ဝတ္တဗ္ဗံ သိယာ-လှမ်းစပ်။) ဒုစရိတေဟိ၊ တို့မူ။ အညေသံ၊ ကုန်
 သော။ အသံဝရတို့၏။ အဘာဝါ၊ မရှိ
 ခြင်းကြောင့်လည်းကောင်း။ ။ တေသံ၊ ထို အသံဝရတို့၏။ တံတံကမ္မဘာဝဿ၊
 ထိုထို ကာယကံ အရရှိသည်၏ အဖြစ်၏။ (အမည်၏။) ဝုတ္တတ္တာ စ၊ ဆိုအပ်
 ပြီး၏ အဖြစ်ကြောင့်လည်းကောင်း။ စောပန။ ပ။ ဟောတိတိ အာဒိ၊ အစရှိ
 သော စကားသည်။ န ဝတ္တဗ္ဗံ၊ ဆည်။ သိယာ၊ ။

ဟိ၊ လဒ္ဓဒေါသ တနည်းပြအံ့။ တသ္မိံ၊ ထိုစကားကို။ ဝုစ္စမာနေ၊ သော်။
 သင်္ကရော၊ ရောယှက်ခြင်းသည်။ သိယာ၊ ။ (ကသ္မာ သင်္ကရော သိယာ။) ဟိ
 (ယသ္မာ)။ ဝစီမနေောကမ္မာနိပိ၊ တို့သည်လည်း။ ကာယဒ္ဓါရေဉ္စ၊ ဥပ္ပဇန္တိ၊ ကုန်

ကာယ အသံဝရဒ္ဓါရဝသေန ဥပ္ပန္နော (အသံဝရော) အကုသလံ ကာယကမ္မမေဝ
 ဟောတိ” စသောစကားကို မဆိုသင့်၊ ဆိုသော်လည်း အကျိုးမရှိတော့။ ကမ္မပထမြောက်
 မမြောက်သော အသံဝရ သံဝရတို့ကို သိမ်းကျုံး၍ ယူမှသာ “စောပနကာယ အသံဝရော”
 စသောစကားကို ဆိုရကျိုးရှိသည်-ဟူလို။

၁။ ဒုစရိတေဟိ။ ပ။ အဘာဝါ။ ။ “ဘာကြောင့်နည်း” ဟု မေးဖွယ်ရှိ၍ “ဒုစရိတေ
 ဟိ။ ပ။ အဘာဝါ” ဟူသော ပထမဟိတ်ကို မိန့်သည်။ ဒုစရိတ်မှ တပါးသော အသံဝရ
 ဟူ၍ သီးခြားမရှိ။ ဒုစရိတ်တို့နှင့် အသံဝရတို့သည် တွဲ၍ဖြစ်ကြခြင်းကြောင့်တည်း။ [ဒုစရိ
 တေဟိ။ ပ။ ဣဒံ တေဟိ (ထို ဒုစရိတ်တို့နှင့်) သဟဇာတတ္တံ သန္ဓာယ ဝုတ္တံ၊ န သရူပ
 တော နာနတ္တာဘာဝံ=သရုပ်သကောင်အားဖြင့် ကွဲပြားကုန်သည်၏အဖြစ် မရှိခြင်းကို
 ရည်ရွယ်၍ ဆိုအပ်သည် မဟုတ်။ သရုပ်အားဖြင့်ကား ဒုစရိတ်လည်း တခြား၊ အသံဝရ
 လည်း တခြားပင်-ဟူလို။-မရ။]

၂။ တေသဉ္စ တံတံ ကမ္မဘာဝဿ ဝုတ္တတ္တာ။ ။ အကုသလံ ကာယကမ္မမေဝ ဟောတိ”
 စသည်ဖြစ်ပုံကို ဆိုခဲ့ပြီးမဟုတ်လျှင် ဤနေရာ၌ အသံဝရတို့၏ ကာယကံစသော အမည်
 ကို ဆိုထိုက်သည် မဟုတ်ပါလော-ဟု တဆင့်မေးဖွယ် ရှိသောကြောင့် “တေသဉ္စ ။ ပ။
 ဝုတ္တတ္တာ” ဟု ဒုတိယဟိတ်ကို မိန့်သည်။ ဒုစရိတ်တို့၏ ကာယကံ စသည်ဖြစ်ပုံကို “ယော
 မိဂဝံ ဂမိဿာမိ” စသည်ဖြင့် အဋ္ဌကထာ၌ ဆိုခဲ့ပြီးဖြစ်၏။ ထို့ ကြောင့်ဒုစရိတ်နှင့် မကွဲ
 ပြားသော အသံဝရတို့၏ ကာယကံ စသည်ဖြစ်ပုံကို မဆိုထိုက်တော့-ဟူလို။ [ဝုတ္တတ္တာတိ
 ဟောဋ္ဌာ ကမ္မကထာယံ ယော မိဂဝံ ဂမိဿာမိတိ အာဒိနာ။-မရ။ အနုဋီကာ၌ကား
 “တိဝိဓံ ကာယဒုစရိတံ အကုသလံ ကာယကမ္မမေဝ ဟောတိ” ဟူသော ဤ ကမ္မပထ
 သံသန္ဓနအခန်း၌ ဆိုအပ်လတ္တံ့ သောစကားကို “ဝုတ္တတ္တာ” အရ ယူသွားလေသည်။]

၃။ ဝုစ္စမာနေ ဟိ။ ပ။ ကမ္မန္တရာနိ။ ။ ကာယ ဝစီ မနေောကမ္မ၏ အစွမ်းဖြင့် အသံဝရ
 သာမညကိုယူ၍ ဆိုအပ်သည်ရှိသော် အဘယ်အပြစ် ရောက်ရာသနည်း-ဟု မေးဖွယ်ရှိ၍
 “ဝုစ္စမာနေပိ တသ္မိံ” စသည်ကိုမိန့်။ ထိုသို့ဆိုလျှင် သင်္ကရဒေါသ ဖြစ်စရာရှိ၏-ဟူလို။
 [ဤနည်း၌ ဟိ-သဒ္ဓါသည် ဝါ၏အနက်ရှိ၏-ဟု မရဖွင့်၏။] ရောပုံကား- “စောပန
 ကာယ အသံဝရ။ ပ။ ကာယကမ္မမေဝ ဟောတိ” ဟု ဝေဖြင့် ဆိုသော်လည်း ထို ကာယ

၏။ တထာ၊ တူ။ သေသဒ္ဓါရေသုပိ၊ တိဋ္ဌိလည်း။ ကမ္မန္တရာနိ၊ တပါးသောက်
တို့သည်။ (ဥပ္ပဇ္ဇန္တိ။) ဣတိ၊ ကြောင့်။ (သကံရော သိယာ။)

ပန၊ သို့မဟုတ်။ ဒွါရန္တရေ၊ တပါးသော ဒွါရ၌။ ဥပ္ပဇ္ဇမာနံ၊ ဖြစ်သော။
ကမ္မန္တရမ္ပိ၊ တပါးသောက်သည်လည်း။ တံဒွါရိက ကမ္မမေဝ၊ ထိုဒွါရ၌ ဖြစ်
သောက်သည်သာ။ အထ သိယာ၊ အံ။ (ဝေသတိ။) တိဝိဓံ။ ပ။ ကာယကမ္မ-
မေဝါတိအာဒိ၊ အစရှိသော စကားသည်လည်းကောင်း။ အံကုသလံ။ ပ။ ဥပ္ပဇ္ဇ-
တိတိ အာဒိ စ၊ သည်လည်းကောင်း။ ဝိရုဇ္ဈေယျ၊ အချင်းချင်း ဆန့်ကျင်ရာ၏။
(တဉ္စ၊ ထို စကား ၂-ရပ်သည်လည်း။ န ဝိရုဇ္ဈတိ၊ မဆန့်ကျင်။)

["တဉ္စ န ဝိရုဇ္ဈတိ-ထိုစကား ၂-ရပ်လည်း မဆန့်ကျင်နိုင်" ဟု မဇ္ဈိကာ
ထည့်၍ မဆန့်ကျင်ကြောင်းကို အဘယ်နည်းဖြင့် သိနိုင်သနည်း ဟု မေးဖွယ်ရှိ
သောကြောင့် "ဒုစရိတာနံ ဟိ" စသည်ကို မိန့်သည်။] (ကသ္မာ န ဝိရုဇ္ဈတိ ဣတိ
ဝိညာယတိ) ဟိ (ယသ္မာ)။ 'ဒုစရိတာနံ၊ တို့၏။ အညဒ္ဓါရစရဏံ၊ တပါးသော

ဒွါရ၌ ဝစိကံ မနောက်များလည်း ဖြစ်နိုင်၏။ ထို့အတူ ဝစိဒွါရ၌လည်း ကာယကံ
မနောက်တို့ ဖြစ်နိုင်၏။ ဤနည်းအားဖြင့် ဝစိကံ မနောက်တို့သည် စောပနကာယ ဟု
သော ကာယဒွါရ၌ဖြစ်သောအခါ ကာယကံအမည် ဖြစ်တော့မလို ဖြစ်၏။ ထို့ကြောင့်
ကံအချင်းချင်း ရောနှော ရှုပ်ထွေးခြင်းဟူသောအပြစ် ဖြစ်စရာရှိသည်။

၁။ အထ ပန။ ပ ဝိရုဇ္ဈေယျ။ ။ အခြားအပြစ်တမျိုးကို ပြုပြန်လိုသောကြောင့် "အထ
ပန" စသည်မိန့်။ အကယ်၍ ဝစိဒွါရဟူသော ဒွါရတပါး၌ဖြစ်သော ကာယကံသည် ထို
ဝစိဒွါရ၌ဖြစ်သော ဝစိကံသာလျှင် ဖြစ်အံ့၊ ဤသို့ဖြစ်လျှင် "တိဝိဓံ ကာယဒုစရိတံ အကု
သလံ ကာယကမ္မမေဝ" စသည်ဖြင့် အမြဲသတ်မှတ်အပ်ပြီးသော ရှေ့စကားသည်
လည်းကောင်း။ အကုသလံ ကာယကမ္မံ စောပနကာယအသံဝရဒွါရဝသေန ဝါစာအသံ
ဝရဒွါရဝသေန စ ဥပ္ပဇ္ဇတိ" စသော (ကာယကံက ကာယ-ဝစိဒွါရ၌ဖြစ်နိုင်၏ဟူသော)
နောက်စကားသည်လည်းကောင်း အချင်းအချင်း ဆန့်ကျင်စရာရှိ၏။ [ရှေ့စကား၌
"ကာယဒုစရိကံသည် အကုသိုလ် ကာယကံသာ" ဟု ဝေ ဖြင့် ဆိုပြီးနောက် "အကုသိုလ်
ကံသည် စောပန ကာယအသံဝရဒွါရ ဝါစာအသံဝရဒွါရ ၂-မျိုး၌ ဖြစ်၏" ဟု ဆိုပြန်
သောကြောင့် စကား ၂-ရပ် ဆန့်ကျင်ရာ ရောက်သည်။

၂။ ဒုစရိတာနံ။ ပ။ ကမ္မန္တရံ ဟောတိတိ။ ။ ကာယဒုစရိကံ၏ ဝစိဒွါရ၌ ဖြစ်ခြင်း
စသည်ဖြင့် ဒုစရိကံတို့၏ အခြားဒွါရ၌ ဖြစ်နိုင်ခြင်းသည် ရှိ၏။ [ဤစကားဖြင့် "အကု
သလံ ကာယကမ္မံ" စသော နောက်စကားကို ရည်ရွယ်သည်။] ထိုသို့ဒွါရတပါး၌ဖြစ်
စေကာမူ ကံအမည်ကား တမျိုးမပြောင်းတော့၊ "ကာယကံသည် ဝစိဒွါရ၌ ဖြစ်စေ
ကာမူ ကာယကံသာ မည်၏" ဟုလို။ [ဤစကားဖြင့် "တိဝိဓံ ကာယဒုစရိတံ" စသော
ပထမ စကားကို ရည်ရွယ်သည်။] ဣတိဖြင့် "တဒေတံ ဝိစာရေတမ္ပံ" ကို ပြန်၍အုပ်သည်။
ဤဆိုအပ်ပြီးသော အပြစ်အမျိုးမျိုး ရောက်စရာရှိသောကြောင့် ထို ကေဝိတို့၏ စကားကို
စိစစ်ထိုက်သည်-ဟုလို။

ဒွါရဉ္စဖြစ်ခြင်းသည်။ အတ္ထိ။ စ၊ ထိုသို့ပင် တပါးသောဒွါရဉ္စဖြစ်ခြင်း ရှိပါသော်လည်း။ အဿ၊ ထို ဒုစရိုက်ကံ၏။ ဒွါရဉ္စရူပဉ္စ၊ တပါးသော ဒွါရဉ္စဖြစ်သော။ ကမ္မန္တရံ၊ ကံတမျိုးသည်။ န ဟောတိ။ ဣတိ၊ ကြောင့်။ (တံ၊ ထိုစကား ၂-ရပ်သည်။ န ဝိရုဇ္ဈတိ၊ ကျင်။ ဣတိ ဝိညာယတိ၊ ၏။) ဣတိ၊ ဤကား တဒေတံ ဝိစာရေတုဗ္ဗံ-၏ အကျယ်တည်း။

[ယခုအခါ အတ္တနောမတိကို ပြလို၍ “တသ္မာ” စသည်ကို မိန့်။] ‘တသ္မာ၊ ကြောင့်။’ ဟေဋ္ဌာ၊ အောက်ဖြစ်သော ဒွါရသံသန္ဓန အခန်း၌။ ကမ္မပထပုတ္တဘူတံ၊ ကမ္မပထသို့ ရောက်သည်သာလျှင် ဖြစ်ကုန်သော ဒုစရိုက် အစရှိသည်တို့၏။ ကာယကမ္မာဒိဘာဝဿ၊ ကာယကံအစရှိသည်တို့၏ အဖြစ်၏။ ဝါ၊ ကို။ ဝုတ္တတ္တာ၊ ဆိုအပ်ပြီး၏အဖြစ်ကြောင့်လည်းကောင်း။ သေသာနံ၊ ကမ္မပထပတ္တမုကြွင်းကုန်သော။ တံတံ ဒွါရုပဉ္စာနံ၊ ထိုထိုဒွါရဉ္စ ဖြစ်ကုန်သော။ ကုသလာ ကုသလာနံ၊

၁။ တသ္မာ။ပ ကမ္မပထ သံသန္ဓနံ နာမ၊ ။ ဤကား မူလဒီကာဆရာ၏ အလိုကျ ကမ္မပထသံသန္ဓန၏ အဓိပ္ပာယ်ကို ပြသော စကားတည်း။ အနုဒီကာ၌ ရှေ့က စိစစ်ခဲ့ပြီးသော အပြစ်များကို ညွှန်ပြ၍ တသ္မာ၏ စွဲနက်ကို ပြထား၏။ တသ္မာတိ ယသ္မာ-

(၁) ကေသဉ္စိ အသံဝရာနံ သံဝရာနံ စ (ပဉ္စဒွါရဉ္စဖြစ်သော အချို့ အသံဝရ သံဝရတို့၏) ကမ္မပထတာ နတ္ထိ။... (၂) ကာယဒုစရိတာဒိနဉ္စ ကမ္မပထေဟိ နာနတ္တာဘာဝဒဿနေန ပယောဇနံ နတ္ထိ။... (၃) န စ ဒုစရိတာဒိနံ ဖဿဒွါရဒိနံ ဝသေန ဥပတ္တိ ဒီပိတာ။... (၄) နစာယံဝိမိ နိရဝသေသ သင်္ဂါဟိကာ၊ ကမ္မာနဉ္စ သင်္ဂါဟေ အာပဇ္ဇတိ။ [“စောပနကာယ။ပ။ ကာယကမ္မမေဝ ဟောတိ” စသော စကားများ ကျန်နေစရာရှိသောကြောင့် “န...နိရဝသေသ သင်္ဂါဟိကာ” ဟု ဆိုသည်။]... (၅) အဋ္ဌကထာယဉ္စ ပုပ္ဖာပဒုဝိရောဓော၊...တသ္မာ။

၂။ ဟေဋ္ဌာ။ပ။ဝုတ္တတ္တာ။ ။ အောက် ကမ္မကထာ (ဒွါရသံသန္ဓန) ၌ ကမ္မပထ မြောက်သော ဒုစရိုက်တို့ကိုသာ “ယော မိဂဝံ ဂမိဿာမိဘိ” စသည်ဖြင့် ကာယကံ စသော အမည်ရပုံကို ပြဆိုခဲ့သောကြောင့် ဤ၌ ထပ်၍ ပြဖွယ် မလိုတော့-ဟုလို။ [ဤ အကြောင်းသည် “ဣဓ။ပ။ ကမ္မပထာနံ ဝိယ” ဟူသော ဥပမာနပက္ခအတွက် အကြောင်းတည်း။ ထို့ကြောင့် ထိုစကားနှင့်တွဲ၍ အဓိပ္ပာယ်မှတ်ပါ။]

၃။ သေသာနံ စ။ပ။ကတတ္တာ။ ။ ထို စေတနာနှင့် တကွဖြစ်သော ကုသိုလ် အကုသိုလ် (အဘိဇ္ဈာ၊ အနဘိဇ္ဈာ စသည်) တို့၏ ထိုထို ဒွါရဉ္စ စေတနာပက္ခိက အဖြစ်ကို (“တေဟိ စိတ္တေဟိ သဟဇာတာ အဘိဇ္ဈာဗျာပါဒ မိစ္ဆာဒိဋ္ဌိယော စေတနာပက္ခိကာဝ ဟောန္တိ” စသည်ဖြင့် ပြအပ်ခဲ့သောကြောင့် ဤ၌ ထပ်၍ ပြဖွယ် မလိုတော့-ဟုလို။ [ဤအကြောင်းသည် “ကမ္မပထပုတ္တဘူတံ။ပ။ ကမ္မပထသံသန္ဓနံ” ဟူသော ဥပမေယုပက္ခ အတွက် အကြောင်းတည်း။ ထို့ကြောင့် ထိုစကားနှင့်တွဲ၍ အဓိပ္ပာယ်မှတ်ပါ။]

တို့၏။ ဒွါရသံသန္ဓနော၊ ဒွါရသံသန္ဓန အခန်း၌။ တံတံ ဒွါရပက္ခိကဘာဝဿ၊ ထိုထို ဒွါရအဖို့ရှိသည်၏ အဖြစ်၏။ ဝါ၊ ကိ။ ကတတ္တာ စ၊ ပြုအပ်ပြီး၏ အဖြစ်ကြောင့် လည်းကောင်း။ ဣဓ၊ ဤ ကမ္မပထသံသန္ဓန အခန်း၌။ ကမ္မပထံ၊ သို့။ အပ္ပတ္တာနံ စ၊ မထောက်သည်လည်း ဖြစ်ကုန်သော။ စေတနာဘာဝတော၊ စေတနာသဘောအားဖြင့်။ [“စေတနာ+အဘာဝတော” ဟု ပုဒ်ဖြတ်၍ “စေတနာမဟုတ်သည်၏ အဖြစ်ကြောင့်” ဟု သော်လည်းကြံ။] အကမ္မာနံ စ၊ ကံ မမည်သည်လည်း ဖြစ်ကုန်သော။ အသံဝရာနံ၊ တို့၏လည်းကောင်း။ ဝါ၊ တို့ကိုလည်းကောင်း။ သံဝရာနံ စ၊ တို့၏ လည်းကောင်း။ ဝါ၊ တို့ကိုလည်းကောင်း။ ဘဇာပိယမာနာနံ၊ ကပ်ဝင်စေအပ်ကုန်လတ်သော်။ (ကာယကံ အစရှိသည်တို့၏အတွင်းသို့ သွင်းအပ်ကုန်လတ်သော်။) ကမ္မပထာနံ၊ ကမ္မပထဒုစရိုက် သုစရိုက်တို့၏။ (ကာယကမ္မာဒိတာဒိပနံ၊ ကာယကံ အစရှိသည်တို့၏ အဖြစ်ဟူသောအမည်ကို ပြခြင်းသည်။ ကမ္မပထသံသန္ဓနံ၊ ကမ္မပထသံသန္ဓန မည်သည်။ ဟောတိ ဝိယ၊ သို့။ ဝေံ၊ တူ။) ကာယကမ္မာဒိတာဒိပနံ (စ)၊ သည်လည်းကောင်း။ (ကမ္မပထသံသန္ဓနံ နာမ-၌ စပ်။)

ကမ္မပထပ္ပတ္တာနံ၊ ကုန်သော။ တိဝိဓကာယ ဒုစရိတာဒိနံ၊ ၃-ပါး အပြားရှိသော ကာယဒုစရိုက် အစရှိသည်တို့၏လည်းကောင်း။ တိဝိဓကာယ

၁။ ဣဓ။ပ။ကာယကမ္မာဒိတာဒိပနံ။ ။ရှေ့ဒွါရသံသန္ဓနအခန်းဝယ် ကမ္မပထမြောက်သော ဒုစရိုက် သုစရိုက်တို့၏ ကာယကံ အစရှိသော နာမည်ကို ဆိုခဲ့ပြီးဖြစ်သောကြောင့် ဤ ကမ္မပထသံသန္ဓနအခန်း၌ ထပ်၍ဆိုဖွယ် မလိုရကား ကမ္မပထမမြောက်သော ဒုစရိုက် သုစရိုက်တို့၏လည်းကောင်း၊ စေတနာဘာဝအားဖြင့် (တနည်း-စေတနာမဟုတ်သည့်အတွက်) ကံလည်း မမည်သော မုဋ္ဌဿစွ-စသော အသံဝရ၊ သတိ-စသော သံဝရတို့၏ လည်းကောင်း (သွင်းချင်းသွင်းရလျှင်) ကာယကံ စသော အမည်တွင်းသို့ သွင်း၍ ပြခြင်းသည် ကမ္မပထသံသန္ဓန မည်၏။

ဆိုလိုရင်းကား။ ။ကမ္မပထတို့ကို ကာယကံ စသောအမည်ဖြင့် ပြခြင်းသည် ကမ္မပထသံသန္ဓန ဖြစ်သကဲ့သို့၊ ထိုအတူ ကမ္မပထ မမြောက်သော ဒုစရိုက် သုစရိုက်နှင့် ကံမဟုတ်သော မုဋ္ဌဿစွ သတိ-စသော အသံဝရ သံဝရတရားတို့ကို ကာယကံ-စသော အမည်ဖြင့် ပြခြင်းကို ကမ္မပထသံသန္ဓန ဟု ဆိုလိုသည်။ ဤ စကားသည် အဋ္ဌကထာ၌ “ပဉ္စဿဝသေန ဟိ ဥပ္ပန္နော အသံဝရော အကုသလံ ကာယကမ္မမေဝ” စသော စကား၊ “ပဉ္စ အသံဝရဝသေန ဥပ္ပန္နောပိ” စသော စကားကို ရည်ရွယ်၍ ဆိုအပ်သော အဖွင့်တည်း။ [ကမ္မပထာနံ-ဒုစရိတာဒိနံ၊ ကာယကမ္မတာဒိပနံ ကမ္မပထသံသန္ဓနံ ဟောတိ ဝိယ၊ ဝေံ။-မဓ။]

၂။ ကမ္မပထပ္ပတ္တာနံ။ပံ။ဒိပနံ။ ။ကြွင်းသော အဘိဇ္ဈာ-စသည်တို့၏ ထိုထိုဒွါရအဖို့ရှိသည်၏အဖြစ်ကို ပြခဲ့ပြီးဖြစ်သောကြောင့် ထပ်၍ပြဖွယ် မလိုရကား ကမ္မပထ

သုစရိတာဒိနံ စ၊ တို့၏လည်းကောင်း။ ဒွါရန္တရစရိဏေပိ၊ ဒွါရတပါးဝယ်
 ဖြစ်ရာအခါ၌လည်း။ ကာယ။ပ။ဒီလနံ (စ)၊ ကာယကံ အစရှိသည်တို့၏အဖြစ်ကို
 မစွန့်ခြင်းကို ပြခြင်းသည်လည်းကောင်း။ (ကမ္မပထသံသန္ဓနံ နာမ-၌ စပ်။)
 ယထာပကာသိတာနံ၊ အကြင် အကြင် ပြအပ်ပြီးကုန်သော။ ကမ္မပထဘာဝံ၊
 သို့။ ပတ္တာနံ စ၊ ရောက်သည်လည်း ဖြစ်ကုန်သော။ အပတ္တာနံ စ၊ မရောက်
 သည်လည်း ဖြစ်ကုန်သော။ အကုသလကာယကမ္မာဒိနဉ္စ၊ တို့၏လည်းကောင်း။
 ကုသလကာယကမ္မာဒိနဉ္စ၊ တို့၏ လည်းကောင်း။ ဖဿဒွါရာဒိဟိ၊ တို့ဖြင့်။
 ဥပ္ပတ္တိပကာသနံ စ၊ ဖြစ်ပုံကို ပြခြင်းသည်လည်းကောင်း။ ကမ္မပထသံသန္ဓနံ နာမ၊
 မည်၏။

ကသ္မာ၊ နည်း။ အကမ္မပထာနံ၊ ကမ္မပထ မမြောက်ကုန်သော ဒုစရိုက်
 စသည်တို့၏။ ဝါ၊ တို့ကို။ (သံသန္ဓိတတ္တာ-၌ စပ်။) ကမ္မပထေသု၊ တို့၌လည်း

မြောက်သော ဒုစရိုက် သုစရိုက်တို့၏ အခြားဒွါရ၌ ဖြစ်သော်လည်း ကာယကံ စသော
 နာမည် မစွန့်ပုံကို ပြခြင်းသည် ကမ္မပထသံသန္ဓန မည်၏။ [ဤ စကားသည် “တိဝိဓံ
 ကာယဒုစရိတံ အကုသလံ ကာယကမ္မမေဝ ဟောတိ” စသော၊ တိဝိဓံ ကာယသုစရိတံ
 ကုသလံ ကာယကမ္မမေဝ-စသော (အခြားဒွါရ၌ ဖြစ်သော်လည်း ကာယကံ စသော
 နာမည်ကို မစွန့်ကြောင်းကိုပြသော) စကား၏ အဖွင့်တည်း။]

၁။ ယထာပကာသိတာနဉ္စ။ပ။ပကာသနံ။ ။ပြအပ်ပြီးသော အပြားရှိကုန်သော
 ကမ္မပထမြောက်-မမြောက်ကုန်သော ကုသိုလ် အကုသိုလ်တို့၏ ဖဿဒွါရ အစရှိသည်
 တို့ဖြင့် ဖြစ်ပုံကိုပြခြင်းသည် ကမ္မပထသံသန္ဓန မည်၏။ [“ယထာပကာသိတာနံ” ဟု
 သည် အောက် ကမ္မကထာ၌ ပြအပ်ခဲ့ပြီးသော ကမ္မပထအပတ္တ-ပတ္တ ကာယကံ စသည်
 တို့တည်း။ ထိုကံတို့ကို “အကုသလံ ကာယကမ္မံ ပဉ္စဖဿဒွါရဝေသန နုပ္ပဇ္ဇတိ၊
 မနောဖဿဒွါရဝေသနေဝ ဥပ္ပဇ္ဇတိ” စသည်ဖြင့် အဋ္ဌကထာ၌ ဖဿဒွါရ၏အစွမ်းဖြင့်
 ဖြစ်ပုံကို ရည်ရွယ်သော အဖွင့်တည်း။]

၂။ ကသ္မာ။ ။ထိုဆိုအပ်ပြီးသော ကမ္မပထ ဟုတ်-မဟုတ်သော ဒုစရိုက်စသည်
 တို့၏ ကမ္မပထ မည်ပုံကို ပြခြင်းစသည်၏ ကမ္မပထသံသန္ဓန အမည်ရပုံဝယ် အကြောင်း
 ပြလိုသောကြောင့် “ကသ္မာ” ဟု ပုစ္ဆာထုတ်ပြီးလျှင် “အကမ္မပထာနံ။ပ။သံသန္ဓိတတ္တာ”
 ဟု ဖြေသည်။ [နိဿယအတိုင်း လိုက်၍ပေးထားသော သံသန္ဓိတတ္တာ ဟိတ် ၃-ပါးကို
 “ကာယကမ္မာဒိတာဒိပနံ (ကမ္မပထသံသန္ဓနံ နာမ)၊ ကာယကမ္မာဒိဘာဝါဝိဇဟနဒိပနံ
 (ကမ္မပထသံသန္ဓနံ နာမ)၊ ဥပ္ပတ္တိပကာသနံ (ကမ္မပထသံသန္ဓနံ နာမ)” ဟူသော ဖလ
 ဝါကျ ၃-ပါးနှင့် အစဉ်အတိုင်း ဟပ်ပါ။]

၃။ အကမ္မပထာနံ။ ။ဤပုဒ်ကို “သမာန နာမတာဝသေန သံသန္ဓိတတ္တာ” ဌာဝေ။
 ကမ္မပထေသုကို သံသန္ဓိတတ္တာ၌-စပ်။ ကမ္မပထ မမြောက်ကုန်သော ဒုစရိုက် အသံဝရ
 စသည်တို့၏ ကမ္မပထတို့၌ ကာယကံ စသော နာမည်ချင်းတူသည်၏ အစွမ်းဖြင့် ရော
 နှောပြအပ်ကုန်သည်၏ အဖြစ်ကြောင့် “ကမ္မပထ သံသန္ဓန” ဟု ခေါ်ရသည်။

ကောင်း။ ကမ္မပထာနံ၊ ကမ္မပထ မြောက်ကုန်သော ဒုစရိုက်စသည်တို့၏။
 ၀၂။ တို့ကို။ အကမ္မပထေသု စ၊ တို့၌လည်းကောင်း။ သမာနနာမတာဝသေန၊
 တူသော နာမည်ရှိကုန်သည်၏ အဖြစ်၏အစွမ်းဖြင့်။ (ဧတ္ထ၊ ဌ။ သံသန္နိတတ္တာ၊
 ကြောင့်လည်းကောင်း။) ၁။ ကမ္မပထာနံ၊ တို့၏။ ၀၂။ တို့ကို။ ကမ္မပထေသု၊
 တို့၌။ သာမညနာမာဝိဇဟနဝသေန၊ သာမညနာမည်ကို မစွန့်ခြင်း၏အစွမ်းဖြင့်။
 (ဧတ္ထ၊ ဌ။ သံသန္နိတတ္တာ၊ ကြောင့်လည်းကောင်း။) ၂။ ဥဘယေသံ၊ ၂-ပါးကုန်
 သောကမ္မပထမြောက်-မမြောက်သော ဒုစရိုက် အစရှိသည်တို့၏။ ဒွါရေသု၊
 ဖဿဒွါရ စသည်တို့၌။ ဥပ္ပတ္တိဝသေန၊ ဖြစ်ခြင်း၏ အစွမ်းဖြင့်။ ဧတ္ထ၊ ဤကမ္မပထ
 သံသန္နန အခန်း၌။ သံ သန္နိတတ္တာ စ၊ ရောနှော၍ ပြုအပ်ကုန်သည်၏ အဖြစ်
 ကြောင့်လည်းကောင်း တည်း။

၃။ တတ္ထ၊ ထို ကမ္မပထသံသန္နန အခန်း၌။ တိဝိကမ္မဒွါရဝသေန၊ ၃-ပါး
 အပြားရှိသော ကမ္မဒွါရတို့၏ အစွမ်းဖြင့်။ ဥပ္ပန္နာနံ၊ ကုန်သော။ ကမ္မာနံ၊ တို့၏။
 ဉာတကမ္မဘာဝတယ၊ သိအပ်ပြီးသော ကံတို့၏ အဖြစ်ကြောင့်။ (ကာယဒွါရ၌

၁။ ကမ္မပထာနဉ္စ။ ။ ဤပုဒ်ကိုလည်း “အကမ္မပထေသု သမာနနာမတာဝသေန
 သံသန္နိတတ္တာ” ၌ စပ်၍ ရှေ့အတိုင်း အဓိပ္ပာယ်ဆိုပါ။ [မရ၌ ကမ္မပထေသု အကမ္မ
 ပထေသုတို့ကို သဟာဒိယောဂဝန္တုဋ္ဌ၌ သမာနန္တ စပ်၏။ ဤကား သံသန္နိတတ္တာ၌
 စပ်ဖို့ရန် အာဇာရအနက်ပင် ကြံထားသည်။]

၂။ ကမ္မပထာနံ ကမ္မပထေသု။ ။ ပါဏာတိပါတ ကာယကံသည် ဝစီဒွါရ၌ ဖြစ်၍
 ကမ္မပထ မြောက်သော်လည်း ကာယကံ ဟူသော သာမညနာမည်ကို မစွန့်ခြင်းသည်
 သာမညနာမာဝိဇဟန တည်း။ ထိုသို့ မစွန့်ခြင်းအားဖြင့် ရောနှော၍ ပြုအပ်ပြုဖြစ်သော
 ကြောင့်လည်း ကမ္မပထသံသန္နန ဟု ခေါ်သည်။

၃။ ဥဘယေသံ စ။ ပ။ ဒွါရေသု။ ။ [ဒွါရေသုကို ဥပ္ပတ္တိဝသေန-၌စပ်။] ကမ္မပထ
 မြောက်-မမြောက် ၂-မျိုးလုံးတို့၏ ဖဿဒွါရ စသည်တို့၌ ဖြစ်ပုံကို ပြခြင်း၏အစွမ်းဖြင့်
 ရောနှောပြုအပ်ရာ ဖြစ်သောကြောင့်လည်း ကမ္မပထသံသန္နန ဟု ခေါ်ရသည်။

၄။ တတ္ထ။ ပ။ အာဒိဝုတ္တံ။ ။ ကမ္မပထသံသန္နနကိုပြရာ၌ “ပဉ္စ ဖဿဒွါရဝသေန ဟိ”
 စသည်ဖြင့် ဖဿဒွါရ၏အစွမ်းဖြင့်ဖြစ်သော အသံဝရ စသည်ကို အစဆုံးပြထား၏။ ဒွါရ
 ကထာ၏အစ မာတိကာခေါင်းစဉ်ရာ၌ကား “တိဏိ ကမ္မာနံ” စသည်ဖြင့် “ကမ္မ-ကမ္မ
 ဒွါရ၊ ဝိညာဏ-ဝိညာဏဒွါရ၊ ဖဿ-ဖဿဒွါရ” စသည်တို့ကို ပြခဲ့၏။ ထိုတွင် အဘယ့်
 ကြောင့် ကမ္မဒွါရ ဝိညာဏဒွါရတို့၌ ကံဖြစ်ပုံ ဝိညာဉ်ဖြစ်ပုံကို မပြပဲ ရှောင်လွှဲ၍ ဖဿ
 ဒွါရ၏အစွမ်းဖြင့် ဖြစ်ပုံကို စတင်၍ပြရပါသနည်း-ဟု မေးဖွယ်ရှိသောကြောင့် “တတ္ထ
 ။ ပ။ အာဒိ ဝုတ္တံ” ဟု မိန့်သည်။ [ဥပ္ပတ္တိယာ+ပရိယာယော ကာရဏံ တထာ၊ ပရိယာယ
 သဒ္ဓါ၏ ကာရဏအနက်ဟောကြောင်းကို ပြသည်။ တေန (ထိုစကားဖြင့်) ပဉ္စဝိညာဏ
 ဒွါရဝသေန အသံဝရာနံ ဥပ္ပတ္တိကာရဏဿ ဘဂဝတာ အဝုတ္တတ္တာ၊ အဋ္ဌကထာယမ္ပိ
 ဝိညာဏဒွါရဝသေန အသံဝရာနံ ဥပ္ပတ္တိ န ဝုတ္တာဟိ ဒေသေဟိ။-မရ။]

ဖြစ်လျှင် ကာယကံ၊ ဤသို့စသည်ဖြင့် ထင်ရှားပြီး၏ အဖြစ်ကြောင့်။) တံတံ ကမ္မ
 ဘာဝဿ၊ ထိုထို ကာယကံ အစရှိသည်တို့၏ အဖြစ်၏။ ဝါ၊ ကိ။ အဝစနိ-
 ယတ္တာ၊ မဆိုထိုက်သည်၏ အဖြစ်ကြောင့်လည်းကောင်း။ (ဆိုဖွယ် မလိုသော
 ကြောင့်လည်းကောင်း။) ကမ္မဒ္ဓါရေသု၊ တို့၌။ တေသံ၊ ထိုကံတို့၏။ ဥပ္ပတ္တိယာ၊
 ဖြစ်ခြင်း၏။ ဝါ၊ ကိ။ ဝုတ္တတ္တာ စ၊ ဆိုအပ်ပြီး၏ အဖြစ်ကြောင့်လည်းကောင်း။
 (ကမ္မဒ္ဓါရကထာ၌ ဆိုခဲ့ပြီးဖြစ်သောကြောင့်လည်းကောင်း။) ပဉ္စဝိညာဏဒ္ဓါရ-
 ဝသေန၊ ၅-ပါးသော ဝိညာဏဒ္ဓါရ၏ အစွမ်းဖြင့်။ အသံဝရာဒိနံ၊ တို့၏။
 ဥပ္ပတ္တိပရိယာယဝစနာဘာဝတော စ၊ ဖြစ်ခြင်း၏ အကြောင်းကို ဆိုကြောင်း
 စကား၏ မရှိခြင်းကြောင့်လည်းကောင်း။ ကမ္မဒ္ဓါရ ဝိညာဏဒ္ဓါရနိ၊ တို့ကို။
 ဝိရဇ္ဈိတော၊ ရှောင်ကြဉ်၍။ [ဝိရဇ္ဈိတောတိ ဝဇ္ဇေတော။-မဓု။] ပဉ္စ။ပ။ဥပ္ပဇ္ဇောတိ
 အာဒိ၊ အစရှိသော စကားကို။ (သင်္ဂဟကာရေန။) ဝုတ္တံ၊ ပြီ။

(ကသ္မာ ပဉ္စဝိညာဏ ဒ္ဓါရဝသေန အသံဝရာဒိနံ။ ဥပ္ပတ္တိပရိယာယဝစနာ
 ဘာဝေ ဝါ၊ ကိ။ ဝိညာယတိ၊ နည်း။) 'ယမိဒံ။ပ။ဝေဒယိတံ သုခံ ဝါတိ အာ-
 ဒိနာ၊ အစရှိသော စကားဖြင့်လည်းကောင်း။ စက္ခု။ပ။ကုသလောတိ အာဒိနာ
 စ၊ ဖြင့်လည်းကောင်း။ ပဉ္စဗ္ဗဒ္ဓါရဝသေန၊ ၅-ပါးသော ဗ္ဗဒ္ဓါရတို့၏
 အစွမ်းဖြင့်။ အသံဝရာဒိနံ၊ တို့၏။ ဥပ္ပတ္တိပရိယာယော၊ ဖြစ်ခြင်း၏အကြောင်း
 ကို။ ဝုတ္တော၊ ဟောတော်မူအပ်ပြီ။ စ၊ ဗျတိရိက်ကား။ ယမိဒံ စက္ခုဝိညာဏ-
 ပစ္စယာတိအာဒိဝစနံ၊ အစရှိသော စကားသည်။ န အတ္ထိ။ ဣတိ၊ ကြောင့်။
 (ပဉ္စဝိညာဏဒ္ဓါရဝသေန အသံဝရာဒိနံ ဥပ္ပတ္တိ ပရိယာယဝစနာဘာဝေ ဝါ။
 ဝိညာယတိ၊ ၏။) 'စ၊ သာဓက ကား။ စက္ခု။ပ။သမ္ပယောတိ အာဒိ၊ အစ
 ရှိသော။ ဧတံပိ၊ ဤ စကားကိုလည်း။ (အဋ္ဌကထာယံ၊ ၅။) ဝုတ္တံ၊ ပြီ။

၁။ ယမိဒံ စက္ခုသမ္ပယ။ပ။အတ္ထိတိ။ "ပဉ္စဝိညာဏ ဒ္ဓါရဝသေန အသံဝရာဒိနံ
 ဥပ္ပတ္တိပရိယာယဝစနာဘာဝတော" ဟူသော ဤစကားကို အဘယ်ထောက်၍ သိနိုင်
 သနည်း ဟု မေးဖွယ်ရှိသောကြောင့် "ယမိဒံ" စသည်ကို မိန့်သည်။ "စက္ခုသမ္ပယ
 ပစ္စယာ ဥပ္ပဇ္ဇတိ" စသည်ဖြင့် သမ္ပယာကြောင့် သုခ-စသော ဝေဒနာ-ဝေဒနာက္ခန္ဓာ၏
 ဖြစ်ပုံကိုသာ ပြ၏။ "ယမိဒံ စက္ခုဝိညာဏပစ္စယာ" စသည်ဖြင့် ဝိညာဉ်ကြောင့် ဝေဒနာ
 ဖြစ်ပုံကိုပြသော စကားမရှိ။ (ဝေဒနာ မဖြစ်လျှင် တဏှာဟူသော အသံဝရသည်လည်း
 မဖြစ်။) ထိုသို့ မရှိပုံကိုထောက်၍ ဤစကားကို သိနိုင်ပါသည်-ဟူလို။

၂။ ဝုတ္တမ္ပိစေတံ။ . . ။ ဤစကားသည် အဋ္ဌကထာဖွင့်ပုံကို ပြသော စကားတည်း။
 စက္ခုသမ္ပယောကို "စက္ခုဝိညာဏသဟဇာတော ဖဿော" ဟု ရှေးဝိညာဏဒ္ဓါရ
 အခန်း၌ ဖွင့်ခဲ့၏။ ထိုသို့ "စက္ခုဝိညာဏသဟဇာတော" ဟု ဖွင့်၍ "စက္ခုဝိညာဏ-
 ပစ္စယာ" ဟု မဖွင့်သောကြောင့် "ပဉ္စဝိညာဏဒ္ဓါရ၏ အစွမ်းဖြင့် အသံဝရ-စသည်တို့၏
 မဖြစ်နိုင်ကြောင်းကို သိရသည်" ဟူလို။]

ဟိ၊ ဆက်။ တေန၊ ထို ပဉ္စမဿဒ္ဓါရဝသေန ဟိ ဥပ္ပန္နော-အစရှိသော စကား ဖြင့်။ အသံဝရာနံ၊ တို့၏လည်းကောင်း။ သံဝရာနံ စ၊ တို့၏လည်းကောင်း။ စက္ခုသမ္ပဿာဒိဟိ၊ တို့နှင့်။ အသဟဇာတတ္တာ၊ တကွ မဖြစ်ကုန်သည်၏ အဖြစ် ကြောင့်။ မနောသမ္ပဿသဟဇာတာနဉ္စ၊ မနောသမ္ပဿနှင့် တကွဖြစ်သော အသံဝရာ သံဝရာတို့၏ သာလျှင်။ (စ-သဒ္ဓါ ဝေ-အနက်ဟော။) စက္ခုသမ္ပဿ ဒ္ဓါရာဒိဝသေန၊ ဖြင့်။ ဥပ္ပတ္တိ၊ ဖြစ်ပုံကို။ ဒိပိတာ၊ ပြီ။ ဣတိ၊ ဤသို့ မှတ်အပ်၏။ [အဋ္ဌကထာ၌ “ပဉ္စမဿဒ္ဓါရဝသေန ဟိ ဥပ္ပန္နော အသံဝရော” စသည်ဖြင့်ကမ္မပတ သံသန္ဓန အခန်းကို ပြအပ်ပြီ-ဟူလို။]

၁ သော ဟိ။ ပ။ ဟောတိတိ အာဒိနာ၊ အစရှိသော စကားဖြင့်လည်းကောင်း။ စောပန။ ပ။ ဟောတိတိ အာဒိနာ စ၊ ဖြင့်လည်းကောင်း။ ကမ္မပထပ္ပတ္တာနံ၊ ကုန် သော။ အသံဝရာဘူတာနံ၊ အသံဝရာ ဖြစ်၍ ဖြစ်ကုန်သော။ ဝစိကမ္မာဒိနံ စ၊ ဝစိကံ အစရှိသည်တို့၏လည်း။ ကာယကမ္မာဒိဘာဝေ၊ ကာယကံ အစရှိသည် တို့၏ အဖြစ်သည်။ (အမည်သည်။) အာပန္နော၊ ရောက်လုလတ်သော်။ ၂ တေဗ္ဗိဓံ ။ ပ။ ဟောတိတိ အာဒိနာ၊ သော။ အပဝါဒေန၊ ပယ်ရှားကြောင်း စကားဖြင့်။ နိဝတ္တိ၊ နစ်စေခြင်းကို။ (ကာယကံ စသော အမည်ကို တားမြစ်ခြင်းကို။) ဒဋ္ဌဗ္ဗာ၊ မှတ်ထိုက်၏။

ဝေဉ္စ ကတ္တာ၊ ကြောင့်။ ၃ ပုဗ္ဗေ၊ ၌။ ဒဿိတေသု၊ ပြအပ်ပြီးကုန်သော။ အသံဝရာ ဝိနိစ္ဆယေသု၊ ပဌမ အသံဝရာဝိနိစ္ဆယတို့၌ လည်းကောင်း။ ဒုတိယ

၁။ သော ဟိ ။ ပ။ အာဒိနာ စ ။ ပ။ အာပန္နော ။ “ကာယဒ္ဓါရ၌ လှုပ်ရှားခြင်းသို့ ရောက်သော အသံဝရာသည် ကာယကံဖြစ်၏” ဟုလည်းကောင်း၊ ကာယအသံဝရာ၏ အစွမ်းဖြင့်ဖြစ်သော အသံဝရာသည် ကာယကံသာ ဖြစ်၏” ဟုလည်းကောင်း အဋ္ဌကထာ ၌ ဆိုထား၏။ ထိုစကားအတိုင်း တိုက်ရိုက်ယူလျှင် မုသာဝါဒသည် ကာယဒ္ဓါရ၌ ဖြစ် သော အခါ ကာယကံဟူသော အမည်ရဖွယ်ရှိနေ၏။ ထို့ကြောင့် “ဝစိကမ္မာဒိနံ စ ။ ပ။ ကာယကမ္မာဒိဘာဝေ အာပန္နော” ဟု ဆိုသည်။

၂။ တေဗ္ဗိဓံ ။ ပ။ ဝစိကမ္မမေဝ ဟောတိတိ အာဒိနာ။ ။ ဤစကားသည် အဋ္ဌ ကထာ၌ တဆက်တည်း ဆိုထားအပ်သော စကားတည်း။ ထိုစကားသည်ပင် ရှေ့ အဋ္ဌ ကထာစကား၌ မလိုရာအနက်ကို ပယ်ရှား တားမြစ်သော အပဝါဒ-စကား ဖြစ်၏။ ထို အပဝါဒ-စကားဖြင့် ဝါစာအသံဝရာဖြစ်သော ဝစိဒုစရိုက်၏ ကာယဒ္ဓါရ၌ဖြစ်သောအခါ ကာယကံ အမည်ရခြင်းစသည်ကို တားမြစ်ပြီးဖြစ်သည်ဟု မှတ်ပါ။ [သဒ္ဓါကျမ်းတို့၌ ရှေ့ သုတ်ဖြင့် အစီအရင်လွန်သွားမည်ကို နောက်သုတ်က တားမြစ်ခြင်းမျိုးပင်တည်း။]

၃။ ပုဗ္ဗေ။ ပ။ ဒုတိယဝိနိစ္ဆယေသု။ ။ ရှေးဦးပထမပြုအပ်သော အသံဝရာဝိနိစ္ဆယ” ဟူသည် “ပဉ္စမဿဒ္ဓါရဝသေန ဟိ ဥပ္ပန္နော အသံဝရော” စသော ဝိနိစ္ဆယ စကား တည်း။ ထိုပထမ ဝိနိစ္ဆယကို ထောက်၍ “တိပိဓံ ကာယဒုစ္စရိတံ အကုသလံ ကာယကမ္မ မေဝဟောတိ” စသော စကားကို ဒုတိယဝိနိစ္ဆယ ဟု ဆိုသည်။ ရှေ့ ဝိနိစ္ဆယအရ ဝစိကံ

ဝိနိစ္ဆယေသု စ၊ တိဋ္ဌိလည်းကောင်း။ ကောစိ၊ သော။ ဝိရောဓော၊ ဆန့်ကျင်ခြင်းသည်။ န၊ မရှိ။ ဟိ၊ မှန်။ (တနည်း) ကသ္မာ ကောစိ ဝိရောဓော။ န၊ မရှိသနည်း။ ဟိ(ယသ္မာ)။ ဝစိကမ္မာဒိဘူတော၊ ဝစိကံ အစရှိသည် ဖြစ်၍ ဖြစ်သော။ စောပနကာယအသံဝရော၊ သည်။ ကာယကမ္မာဒိ။ ကာယကံ အစရှိသည်သည်။ န ဟောတိ၊ မဖြစ်နိုင်။ ဣတိ၊ ကြောင့်။ (ကောစိ ဝိရောဓော။ န၊ မရှိ။)

• အကုသလံ။ပ။ဟောတိတိ ဧတ္ထံ၊ ဌံ၊ အကုသလံ၊ အကုသိုလ်ဖြစ်သော။ တံ မနောကမ္မံ နာမ၊ ထို မနောကံ မည်သည်။ ကိံ၊ အဘယ်နည်း။ 'ဟေဋ္ဌာ၊ အောက် ဒွါရသံသန္ဓန အခန်း၌။ ဒဿိတနယေန၊ ပြအပ်ပြီးသော နည်းဖြင့်။ ကာယဝစိဒွါရေသု၊ ကာယဒွါရ ဝစိဒွါရတို့၌။ ဥပ္ပန္နံ၊ သော။ တိဝိဓံ၊ သော။ မနောဒုစရိတံ စ၊ မနောဒုစရိတ်သည်လည်းကောင်း။ စောပနံ၊ သို့။ အပ္ပတ္တံ၊ မရောက်သော။ သဗ္ဗာကုသလဉ္စ၊ အလုံးစုံသော အကုသိုလ်သည်လည်းကောင်း တည်း။

ယဒိ ဝေ၊ ယင်းသို့ ဖြစ်လျှင်။ (ကာယဒွါရ ဝစိဒွါရတို့၌ ဖြစ်သော မနောဒုစရိတ်နှင့် စောပန အပ္ပတ္တ သဗ္ဗအကုသလဖြစ်လျှင်။) တဿ၊ ထို မနောကံ၏။

စသည်၏ ကာယဒွါရ၌ဖြစ်သောအခါ ကာယကံအမည်ရဖွယ်ရှိခြင်းဟူသော အနက်ကို နောက် ဝိနိစ္ဆယစကားဖြင့် ပယ်ရှားနိုင်သောကြောင့် အဋ္ဌကထာ စကား ၂-ရပ်သည် ရှေ့နောက် မဆန့်ကျင်ပါ-ဟုလို။ [မရုကိုမှီ၍ ရေးသည်။ အနုဇ္ဈိကာ၌ တမျိုးရှိလေ၏။] “န ဟိ” စသည်ကား ရှေ့ဝါကျ၏ ဒဋ္ဌိ၊ ဟေတု ၂-မျိုးရတည်း။

၁။ ဧတ္ထ ကိံ တံ။ ။အဋ္ဌကထာ၌ “အကုသလံ မနောကမ္မံ ပန။ပ။တံ ကာယဝစိဒွါရေသု စောပနံ ပတ္တံ အကုသလံ ကာယဝစိကမ္မံ ဟောတိ” ဟု ပါရှိ၏။ ထိုစကား၌ “တံ” ဖြင့် မနောကမ္မံကိုစွဲ၍ “ထိုမနောကံသည် ကာယဒွါရ၌ စောပနပတ္တဖြစ်လျှင် ကာယကမ္မဖြစ်၍၊ ဝစိဒွါရ၌ စောပနပတ္တဖြစ်လျှင် ဝစိကမ္မဖြစ်၏” ဟု ဆို၏။ ထို တံ သဒ္ဓါ ဖြင့် ညွှန်ပြအပ်သော (ကာယကမ္မ ဝစိကမ္မအမည် ရနိုင်သော) အကုသိုလ် မနောကံ မည်သည် အဘယ်နည်း-ဟု မေးသည်။

၂။ ဟေဋ္ဌာ။ပ။သဗ္ဗာကုသလဉ္စ။ ။ဤကား အဖြေတည်း။ အောက် ဒွါရသံသန္ဓန အခန်းတုန်းက “ယဒါ ပန အဘိဇ္ဈာသဟဂတေန စေတသာ ကာယကံ စောပေန္တော ဟတ္ထဂ္ဂါဟာဒိနိ ကရောတိ” စသည်ဖြင့် ပြခဲ့သောနည်းအတိုင်း ကာယဒွါရ ဝစိဒွါရတို့ ၌ ဖြစ်သော ၃-ပါးသော မနောဒုစရိတ်နှင့် စောပနအပ္ပတ္တဖြစ်သော အကုသိုလ်အားလုံး တည်း။ [ထို “ဗဿဒွါရဝသေန ဥပ္ပဇ္ဇတိ” မှ ထွက်လာသော မနောကံဖြစ်သောကြောင့် စောပနအပ္ပတ္တ အကုသိုလ်အားလုံးကိုပါ ယူရသည်။]

၃။ ယဒိ ဝေ။ပ။န ယုဇ္ဇတိတိ။ ။ဤသို့ဖြစ်လျှင် ထိုမနောကံသည် ကာယကံ ဝစိကံ မဖြစ်နိုင်သောကြောင့် “စောပနံ ပတ္တံ ကာယဝစိကမ္မံ ဟောတိ” ဟူသော စကားသည် “မသင့်သည် မဟုတ်ပါလော” ဟု စောဒနာသည်။

ကာယဝစီကမ္မဘာဝေ၊ ကာယကံ ဝစီကံ၏ အဖြစ်သည်။ နတ္ထိ၊ မရှိနိုင်။ ဣတိ၊
 ကြောင့်။ စောပနံ ပတ္တံ ကာယဝစီကမ္မံ ဟောတိတိ၊ ဟူသော စကားသည်။ န
 ယုဇ္ဇတိ၊ မသင့်သည် မဟုတ်ပါလော။ ဣတိ၊ ဤကား စောဒနာတည်း။
 ၁ နော န ယုဇ္ဇတိ၊ မသင့်မဟုတ်၊ သင့်သည်သာ။ (ကသွာ၊ နည်း။) စောပနံ၊
 သို့။ ပတ္တံ၊ သည်။ (သမာနံ၊ သော်။) ကာယေ၊ ကာယဒွါရ၌လည်းကောင်း။
 ဝါစာယ စ၊ ၌လည်းကောင်း။ အကုသလံ၊ သော။ ကမ္မံ၊ သည်။ ဟောတိ၊
 ၏။ ဣတိ အတ္ထသိဒ္ဓိတော၊ ဤသို့သော အနက်၏ ပြီးစီးခြင်းကြောင့်တည်း။

၂ ကမ္မံ ကံသည်။ ဟောန္တံ ပန၊ ဖြစ်သော်ကား။ ကိံ ကမ္မံ၊ အဘယ်ကံသည်။
 ဟောတိ၊ နည်း။ ဣတိ၊ ဤကား အမေးတည်း။ မနောကမ္မမေဝ၊ မနောကံသည်
 သာ။ ဟောတိ၊ ၏။ ဣတိ၊ ဤကား အဖြေတည်း။ ဣဒံ ဝုတ္တံ ဟောတိ။ (ကိံ
 ဝုတ္တံ ဟောတိ။) စောပနံ၊ သို့။ ပတ္တံ၊ သော။ အကုသလံ၊ သည်။ ကာယ-
 ဒွါရေ၊ ၌လည်းကောင်း။ ဝစီဒွါရေ စ၊ ၌လည်းကောင်း။ မနောကမ္မံ၊ သည်။
 ဟောတိ၊ ဣတိ (ဝုတ္တံ ဟောတိ)။

၃ အထ ဝါ၊ ကား။ တံသဒ္ဓဿ၊ တံသဒ္ဓါ၏။ မနောကမ္မေန၊ မနောကမ္မသဒ္ဓါ
 နှင့်။ သမ္ပန္နံ၊ စပ်ခြင်းကို။ အကတော၊ ၍။ ဆ ဖဿဒွါရဝသေန၊ ၆-ပါးသော
 ဖဿဒွါရ၏ အစွမ်းဖြင့်။ ယံ၊ အကြင်တရားသည်။ ဥပ္ပဇ္ဇတိ၊ ၏။ တံ၊ ဆ ဖဿ

၁။ နော န ယုဇ္ဇတိ။ ပ။ သိဒ္ဓိတော။ ။ မသင့် မဟုတ်၊ သင့်သည်သာ။ (ဘဒ္ဒကြောင့်
 နည်း) စောပနံပတ္တံဖြစ်လျှင် ကာယ၌လည်းကောင်း။ ဝါစာ၌လည်းကောင်း။ ဖြစ်သော
 ကံ ဟူသော အနက်၏ ပြီးစီးခြင်းကြောင့်တည်း။ [“ကာယဝစီကမ္မံ”၌ “ကာယကံ
 ဝစီကံ”ဟု အနက်မပေးပဲ “ကာယ၌ကံ၊ ဝါစာ၌ကံ”ဟု အနက်ပေးရမည်-ဟူလို။]

၂။ ကမ္မံ ပန ဟောန္တံ။ ပ။ မနောကမ္မံ ဟောတိတိ။ ။ ကံအထမြောက်လျှင် ထို
 ကာယဒွါရ ဝစီဒွါရ၌ဖြစ်သော ကံသည် မနောကံသာ ဖြစ်၏။ ဆိုလိုရင်းကား-“ထို
 မနောကံသည် ကာယဒွါရ ဝစီဒွါရ၌ စောပနံပတ္တံဖြစ်လျှင် ကာယဒွါရ၌ဖြစ်သော မနော
 ကံ၊ ဝစီဒွါရဖြစ်သော မနောကံတည်း”ဟု ဆိုလိုသည်။

၃။ အထ ဝါ တံသဒ္ဓဿ။ ။ တနည်း-“တံ ကာယဝစီဒွါရေသု”၌ တံဖြင့် မနော
 ကံမ္မံကို မစွဲပဲ “ဆ ဖဿဒွါရဝသေန ဥပ္ပဇ္ဇတိ”ကိုစွဲ၍ ထို ဥပ္ပဇ္ဇတိ၏ ကတ္တားကို (ကံကို
 ပြသောဌာနဖြစ်၍ အရာအားလျော်စွာ) “ကမ္မံ”ဟု ထည့်လျှင် “တံ၊ ဆ ဖဿဒွါရ၏
 အစွမ်းဖြင့်ဖြစ်သော ထိုကံသည်”ဟု အနက်ပေးရသည်။

မှတ်ချက်။ ။ ဤနည်း၌ တံဟူသော နိယမ၏ အနိယမကို “ယံ”ဟု ထည့်သည်။
 ထို့ကြောင့် အနုဋီကာ၌ “တံသဒ္ဓေ ဝုတ္တေ ယံသဒ္ဓေါ အဗျာဘိစာရိတသမ္ပန္နတာယ (ဗျာဘိ
 စာရိတ မရှိသော=အခြားသဒ္ဓါတို့ ဝင်လာဖို့ရန် လျဉ်းပါးဖွယ်မရှိသော ဆက်စပ်ခြင်း
 ရှိသည်၏ အဖြစ်ကြောင့်) ဝုတ္တောယေဝ ဟောတိတိ ကံတွာ “ယံ ဥပ္ပဇ္ဇတိတိ ဝုတ္တံ”ဟု
 မိန့်သည်။ “ယ တ သဒ္ဓါ နိစ္စသမ္ပန္နာပေက္ခာ”ဟူသော ပရိဘာသာနှင့်သဘောတူတည်း။

ဒွါရ၏ အစွမ်းဖြင့်ဖြစ်သော ထိုတရားသည်။ ဣတိ၊ သို့။ ယထာဝုတ္တဉ္ဇပုပ္ဖာဒမတ္တ
 ပရိစ္ဆိန္နေန၊ အကြင်အကြင် ဆိုအပ်ပြီးသော ဖြစ်ခြင်းကြိယာမျှဖြင့် ပိုင်းခြား
 အပ်သော တရားနှင့်။ သမ္ပန္နော၊ စပ်ခြင်းကို။ ကာတဗ္ဗော၊ ပြုထိုက်၏။ ပန၊
 ဆက်။ တံ၊ ထို ဆ ဖဿဒွါရ၏ အစွမ်းဖြင့် ဖြစ်သော တရားဟူသည်။ ကိံ၊
 အဘယ်နည်း။ ဣတိ၊ ဤကားအမေးတည်း။ ကမ္မကထာယ၊ ကမ္မကထာ၏။
 ပဝတ္တမာနတ္တာ၊ ဖြစ်ဆဲ၏ အဖြစ်ကြောင့်။ ကမ္မံတိ၊ ကံဟူ၍။ ဝိညာယတိ၊ ၏။
 ဝိတံ စ၊ ထို ကံသည်လည်း။ မနောသမ္ပဿဒွါရေ ဌံ။ ဥပ္ပဇ္ဇမာနံပိ၊ သော်လည်း။
 တိဝိဝံ၊ သော။ ကမ္မံ၊ သည်။ ဟောတိ၊ ၏။ ဣတိ၊ ကြောင့်။ ယထာ၊ အကြင်
 ၃-ပါး အပြားအားဖြင့်။ တံ၊ ထို ကံသည်။ ဟောတိ၊ ၏။ တံ၊ ထို ၃-ပါး
 အပြားကို။ ဒဿေတံ၊ ငှာ။ ကာယ။ပ။ပတ္တံတိ အာဒိံ၊ အစရှိသောစကားကို။
 (သင်္ဂဟကာရော) အာဟ။

‘တတ္ထ၊ ထို စောပနံ ပတ္တံ ကာယဝစီကမ္မံ ဟူသောပုဒ်၌။ နိယမဿ၊ ဝေ-
 သဒ္ဓါဖြင့် သတ်မှတ်ခြင်း၏။ ဝါ၊ ကို။ အကတတ္တာ၊ မပြုအပ်သည်၏ အဖြစ်
 ကြောင့်။ စောပနပတ္တံ၊ လှုပ်ရှားခြင်းသို့ ရောက်ခြင်းသည်။ ဥပလက္ခဏာ ဘာ
 ဝေန၊ ဥပလက္ခဏနည်း၏ အဖြစ်ဖြင့်။ ကာယ။ပ။သ။ဓိကာဝ၊ ကာယကံ
 ဝစီကံဟူသော နာမည်ကို ပြီးစေရုံသည်သာ။ (ဟောတိ။)

‘ပန၊ စင်စစ်ကား။ သဗ္ဗံ၊ သော။စောပနံ၊ သို့။ ပတ္တံ၊ ရောက်သော ကံသည်။
 ကာယဝစီကမ္မမေဝ၊ ကာယကံ ဝစီကံချည်းသာ။ န (ဟောတိ)၊ ဖြစ်သည်
 မဟုတ်။ ကုသလပက္ခေပိ၊ ကုသိုလ်အဖို့၌လည်း။ စောပနံ၊ သို့။ အပတ္တံ၊ မရောက်

၁။ တဉ္စ။ပ။အာဒိမာဟ။ ။ထိုကံသည် မနောသမ္ပဿဒွါရ၌ ဖြစ်သော်လည်း ကာ
 ယကံ ဝစီကံ မနောကံ ၃-မျိုးလုံးဖြစ်နိုင်၏။ ထို ၃-ပါးအပြားကို ပြုလို၍ “ကာယဝစီ
 ဒွါရေသု စောပနံ ပတ္တံ” စသည်ကို ဆိုသည်။ [ယထာ-ယေန တိဝိဓပ္ပကာရေန ဟောတိ၊
 တံ တိဝိဓပ္ပကာရံ ဒဿေတံ။-မရ။]

၂။ တတ္ထ နိယမဿ အကတတ္တာ။ ။ [ရှေ့စကားအရ ကာယကံ စသည် ရောယှက်
 ရှုပ်ထွေးဖွယ် ရှိသောကြောင့် ထိုသို့ မရောရအောင် “တတ္ထ” စသည်ကို မိန့်သည်။ တတ္ထာ
 တိ စောပနံ ပတ္တံ ကာယဝစီကမ္မန္တိ ပဒေ။-မရ။] “စောပနံ ပတ္တံယေဝ” ဟုလည်း
 ကောင်း။ “ကာယဝစီကမ္မမေဝ” ဟုလည်းကောင်း။ ဝေသဒ္ဓါ မပါခြင်းကို “နိယမ-
 အကတ” ဟု ဆိုသည်။ ထိုသို့ နိယမ မပြုသောကြောင့် “စောပနံ ပတ္တံ” အရ စော
 ပနသို့ ရောက်ခြင်းသည် ဥပလက္ခဏနည်းအားဖြင့် ကာယကံ ဝစီကံအမည်ကို ပြီးစေ
 ရုံသာဖြစ်သည်။

၃။ န ပန။ပ။သိဒ္ဓေါ ဟောတိ။ ။ “ကာယဝစီဒွါရတို့၌ စောပနသို့ရောက်သော
 ကံဟူသမျှ ကာယကံ ဝစီကံသာ ဖြစ်ရမည် မဟုတ်။ (မနောကံလည်းဖြစ်သေးသည်
 ဟုလည်းကောင်း။) ကုသိုလ်အဖို့၌လည်း စောပနသို့ မရောက်လျှင် ကာယကံ ဝစီကံ

သောကံသည်။ ကာယဝစီကမ္ပံ၊ သည်။ န ဟောတိ၊ မဖြစ်သည်ကား။ န၊ မဟုတ်။ (ဟောတိ ဝေ၊ ဖြစ်နိုင်သည်သာ။) ဣတိ အယံ အတ္ထော၊ ဤအနက် သည်။ သိဒ္ဓေါ၊ ပြီးသည်သာလျှင်။ ဟောတိ၊ ဤ။ ဣတိ၊ ဤသို့ မှတ်အပ်၏။

၁ အထ ဝါ၊ ကား။ တန္တိ၊ တံ ဟူသောပုဒ်ကို။ (ဝဒတိ-၌ စပ်။) ဆ ဖဿဒ္ဓါရ ဝသေန၊ ဖြင့်။ ဥပ္ပဇ္ဇမာနံ၊ သော။ တံ မနောကမ္ပံ၊ သည်။ ဣတိ၊ သို့။ (ဂဟေ တွာ။) သပ္ပံ၊ သော။ မနသာ၊ စိတ်ကြောင့်။ နိပ္ပဇ္ဇမာနမ္ပိ၊ ပြီးသည်လည်းဖြစ်သော ကမ္ပံ၊ ကို။ မနောကမ္ပန္တိ၊ ဟူ၍။ စောဒကာဓိပ္ပာယေန၊ စောဒကပုဂ္ဂိုလ်၏ အလို အားဖြင့်။ ဂဟေတွာ၊ ယူ၍။ (သင်္ဂဟကာရော။) ဝဒတိ၊ ဤ။ ပုဗ္ဗေ၊ ရှေ့ ပထမ နည်း၌။ ဒဿိတမနောကမ္ပံ၊ ပြအပ်သော မနောကံကို။ (မနောကမ္ပန္တိ ဂဟေတွာ။) န (ဝဒတိ)၊ ဆိုသည် မဟုတ်။ ဣတိ၊ ဤသို့ မှတ်အပ်၏။

၂ ဟိ၊ မှန်။ မနသာ၊ ဖြင့်။ နိပ္ပတ္တိတေန၊ ဖြစ်စေအပ်သော။ သဗ္ဗေန၊ အလုံး စုံသော ကံသည်။ မနောကမ္ပေနော၊ မနောကံသည်သာ။ ဘဝိတပ္ပံ၊ ဖြစ်သင့်၏။ ကာယဝစီကမ္ပေန၊ သည်။ န (ဘဝိတပ္ပံ)။ ဣတိ၊ သို့။ ပရဿ၊ တပါးသော

မဟုတ်သည်မဟုတ်။ (စောပနသို့ မရောက်ပဲလည်း ပါဏာတိပါတ မုသာဝါဒ စသည်မှ ရှောင်လျှင် ကာယကံ ဝစီကံ ဖြစ်သေး၏ဟုလည်းကောင်း။) ဤ အနက်အဓိပ္ပာယ် သည် ပြီးစီးလျက်ရှိသည်။

၁။ အထ ဝါ တန္တိ။ ပ။ မနောကမ္ပန္တိ။ ။ ဤ “တန္တိ” ၌ တံဟူသော ဤပုဒ်ကို “ဝဒတိ” ၌ ကံအဖြစ်ဖြင့် စပ်ပါ။ မနောကမ္ပံတိ၌ ဣတိကို “ဂဟေတွာ” ဟု ထည့် ၍ စပ်ပါ။ “ကမ္ပံ မနောကမ္ပန္တိ” ၌ ဣတိကား စောဒကာဓိပ္ပာယ၏ သဗ္ဗင်္ဂပြတည်း။ ဆိုလိုရင်းကား-တံ၏စွဲနက်အတွက် အဋ္ဌကထာဝယ် ရှေ့ဝါကျ၌လာသော “အကုသလံ မနောကမ္ပံ ပန ဆ ဖဿဒ္ဓါရဝသေန ဥပ္ပဇ္ဇတိ” ဟူသော စကားကို ညွှန်ပြသော အားဖြင့် “ဆ ဖဿဒ္ဓါရ၏ အစွမ်းဖြင့် ဖြစ်သော ထိုမနောကံ” ဟု အနက်ယူ၍ (ကာယ- ကံ ဖြစ်စေ ဝစီကံဖြစ်စေ) စိတ်ကြောင့် ဖြစ်သမျှကံကို မနောကံ ဟု စောဒကအလို အတိုင်း ဆိုထားသည်။ [ရှေ့ ပထမ နည်း၌ ပြခဲ့သော ရိုးရာ မနောကံကိုသာ ဤနေရာ ၌ မဆိုလို။] ဤအလို “တံ၊ ထို မနောကံသည်” ဟု ဆိုရာ၌ ကာယကံ ဝစီကံလည်း ပါဝင်သည် ဟု မှတ်ပါ။

၂။ ယော ဟိ။ ပ။ အာဒိ။ ။ အဘယ်အကျိုးငှာ စောဒကပုဂ္ဂိုလ်၏ (မနကြောင့် ဖြစ်သမျှကံကို မနောကံဟူသော) အယူ၌တည်၍ “ကာယဝစီဒ္ဓါရေသု စောပနံ ပတ္တံ” စသော စကားကို အဋ္ဌကထာဆရာ အားထုတ်ရပါသနည်း ဟု မေးဖွယ်ရှိသောကြောင့် “ယော ဟိ” စသည်ကို မိန့်သည်။ စောဒကပုဂ္ဂိုလ်သည် “စိတ်ကြောင့်ဖြစ်ရသော ကံ အားလုံးသည် မနောကံသာ ဖြစ်ထိုက်၏၊ ကာယကံ ဝစီကံ မဖြစ်ထိုက်” ဟု အယူ ရှိ၏။ ထိုအယူကို တားမြစ်ခြင်းအကျိုးငှာ “တံ ကာယဝစီဒ္ဓါရေသု စောပနံ ပတ္တံ” စသော စကားကို အားထုတ်ရသည်-ဟူလို။

စောဒကပုဂ္ဂိုလ်၏။ ယော အဓိပ္ပာယော၊ အကြင် အလိုသည်။ (အတ္ထိ။) တံ၊ ထို အလိုကို။ နိဝေတ္တော၊ နှစ်စေ၍။ ကမ္မတ္တယနိယမံ၊ ကံ ၃-ပါးအပေါင်းကို ပိုင်းခြား သတ်မှတ်ခြင်းကို။ ဒဿေတံ၊ ငှာ။ တံ၊ ပ။ ပတ္တန္တိအာဒိ၊ သော။ ဣဒံ၊ ဤစကားကို။ (သင်္ဂဟကာရေန) အာရဒ္ဓံ။ စ၊ ဆက်။ ဣတ္ထိ၊ ဤနည်း၌။ သင်္ကရာဘာဝေါ၊ ကံတို့၏ ရောယှက်ခြင်း မရှိပုံကို။ ပုရိမနယေန ဝေဒိတဗ္ဗော။

၁။ အထ ဝါ၊ ကား။ ကမ္မန္တိ၊ ဟူသော။ အဝိသေသေန၊ [မနော ဟု အထူး-မမ၊ သာမညဖြစ်သော။ ကမ္မသဒ္ဓမတ္တေန၊ ကမ္မသဒ္ဓါမျှနှင့်။ သမ္မန္တံ၊ စပ်ခြင်းကို။ ကတွာ၊ ၍။ 'ယထာ ဝုတ္တော၊ အကြင်အကြင် ဆိုအပ်ပြီးသော။ ("ဆ ဖဿဒ္ဓါရဝသေန ဥပ္ပဇ္ဇတိ" ဟု ဆိုအပ်ပြီးသော။) ကမ္မပ္ပဘေဒေါ၊ ကံ ၃-ပါး အပြားသည်။ ယထာ၊ အကြင် အပြားအားဖြင့်။ ဟောတိ၊ ဖြစ်နိုင်၏။ တံ ပကာရံ၊ ထိုအပြားကို။ ဒဿေတံ၊ ၍။ အသင်္ကရာ စ၊ ကံချင်း မရောယှက်ပုံသည်လည်း။ ဝုတ္တနယောဝံ၊ ဆိုအပ်ပြီးသော နည်းရှိသည်သာ။

၂။ ပန၊ ဝါဒန္တရ ကား။ ကာယဝစီကမ္မသဟဇာတာ၊ ကာယကံ ဝစီကံနှင့် တကွဖြစ်ကုန်သော။ အဘိဇ္ဈာဒယော၊ အဘိဇ္ဈာ အစရှိသော တရားတို့သည်။

၁။ ဣတ္ထိ စ သင်္ကရာဘာဝေါ။ ။ ဤနည်း၌လည်း "နိယမဿ အကတတ္တာ" ဟု သော ရှေ့နည်းမှီး၍ ကံချင်း သင်္ကရာ မဖြစ်ပုံကို သိပါ။ မှန်၏- "ကာယဒ္ဓါရန္တ စောပန ဖြစ်လျှင် ကာယကံသာ" ဟု နိယမ မပြုသောကြောင့် ကာယဒ္ဓါရန္တ စောပနပတ္တဖြစ်၍ သူ့မယားကို အဘိဇ္ဈာဖြင့် လက်ဆွဲမှုစသည် ပြုသောအခါ မနောကံသာဖြစ်ကြောင်းကို "စတုဗ္ဗိဓံ ဝစီဒုစ္စရိတံ။ ပ။ တိဝိဓံ မနောဒုစ္စရိတံ အကုသလံ မနောကမ္မမေဝ" စသော စကားဖြင့်လည်း ကံချင်းရောယှက်မည်ကို ပယ်ရှားပြီးဖြစ်သည်။

၂။ အထ ဝါ ကမ္မန္တိ။ ။ ဤနည်း၌ကား တံဖြင့် "မနောကမ္မံ" တပုဒ်လုံးကို မစွဲပဲ မနောဟူသော ဝိသေသန မပါသော ကမ္မံကိုသာစွဲရသည်။ မှန်၏- သဒ္ဓါတို့၏ဖြစ်ပုံသည် ဝဒန္တပုဂ္ဂိုလ်၏ ဆိုလိုသည့်အတိုင်း လိုက်လျောရ၏။ ထို့ကြောင့် မနောကမ္မံ ဟူသော သမာသ်ပုဒ်ဝယ် မနောဟူသော ဝိသေသန မပါပဲ ကမ္မံကိုသာ တံသဒ္ဓါဖြင့် ပြန်၍စွဲနိုင်သည်။ [ဝတ္ထု (ဝဒန္တပုဂ္ဂိုလ်၏) အဓိပ္ပာယာနုရောမိနီ သဒ္ဓပုဝတ္တိ၊ သမာသပဒေ ဧကေဒေသောဝိ အာကမ္ဘိယတိ အဓိကာရဝသေနာတိ အဓိပ္ပာယေန "ကမ္မသဒ္ဓေန သမ္မန္တ ကတွာ" တိ ဝုတ္တံ။ - အနု။]

၃။ ယထာ ဝုတ္တော။ ပ။ နယောဝံ။ ။ "ဆ ဖဿဒ္ဓါရဝသေန ဥပ္ပဇ္ဇတိ" ကို "ယထာ ဝုတ္တော" ဟု ဆိုသည်။ ထို ဆိုအပ်ပြီးသော ကံအပြားကို "တံ စောပနပတ္တံ" စသည် ဖြင့် ပြသည်။ နိယမဿ အကတတ္တာကို ရည်ရွယ်၍ "အသင်္ကရာ စ ဝုတ္တနယောဝံ" ဟု ဆိုသည်။ [ယထာတိ စောပနပတ္တကာယဝစီကမ္မာဒိပကာရေန။ - မဇ။]

၄။ ယံ ပန ဝဒန္တိ။ ။ ဤနေရာဝယ် ဂဏ္ဍိပုဒ်ကို ပြုစီရင်သော ပဒကာရ ဆရာ ဝါဒ၏ မသင့်ကြောင်းကို ပြလို၍ "ယံ ပန" စသည်ကို မိန့်သည်။ ထိုစကားရပ်၏

(အဘိဇ္ဈာ ဗျာပါဒ မိစ္ဆာဒိဋ္ဌိကိုသည်။) ယဒါ၊ ဤ။ စေတနာပက္ခိကာ၊ စေတနာ၏ အဖို့၌ ဖြစ်ကုန်သည်။ ဟောန္တိ။ တဒါ၊ ဤ။ တာနိ မနောကမ္မာနိ၊ ထိုအဘိဇ္ဈာ အစရှိသော မနောကံတို့သည်။ ကာယဝစိကမ္မာနိ၊ တို့သည်။ ဟောန္တိ။ ဣတိ၊ သို့။ ယံ၊ အကြင် စကားကို။ ဝဒန္တိ၊ ပဒကာရဆရာတို့ ဆိုကြကုန်၏။ တဉ္စ၊ ထို စကားသည်လည်း။ န၊ မသင့်။ (ကသွာ၊ နည်း။) စေတနာပက္ခိကာနံ၊ စေတနာ၏ အဖို့၌ ဖြစ်ကုန်သော အဘိဇ္ဈာ အစရှိသော တံရားတို့၏။ မနောကမ္မတ္တာဘာဝါ၊ မနောကံ၏ အဖြစ်၏ မရှိခြင်းကြောင့်တည်း။

စ၊ ဆက်။ အဗ္ဗောဟာရိကတ္ထေ၊ အဘိဇ္ဈာ စသည်တို့၏ အဗ္ဗောဟာရိက၏ အဖြစ်သည်။ (သတိ၊ သော်။) မနောကမ္မတာ၊ မနောကံ၏ အဖြစ်သည်။ သုဠုတရံ၊ သာ၍ လွန်စွာ။ နတ္ထိ။ စ၊ သာဓက ကား။ အဗ္ဗောဟာရိကာဝါတိ၊ ဟူသော။ ဧတံပိ၊ ဤစကားကိုလည်း။ (အာစရိယေဟိ။) ဝုတ္တံ၊ ပြီ။ တသ္မာ၊ ကြောင့်။ (အဘိဇ္ဈာ စသည်တို့၏ အဗ္ဗောဟာရိက ဖြစ်လျှင် သာ၍ မနောကံ မမည်နိုင်သည်၏ အဖြစ်ကြောင့်။) မနောကမ္မဿ၊ ၏။ ကာယဝစိကမ္မတာ၊ ကို။ န ဝတ္တဗ္ဗာ၊ ထိုက်။ အဘိဇ္ဈာဒိ ကိရိယာ ကာရိကာယ ဝေ၊ အဘိဇ္ဈာ အစရှိသော အမူအရာကို ပြုတတ်သည်သာလျှင် ဖြစ်သော။ စေတနာယ၊ နှင့်။ သမ္ပယုတ္တာ၊ ကုန်သော။ အဘိဇ္ဈာဒယော၊ အဘိဇ္ဈာ အစရှိသောတရားတို့သည်။ မနောကမ္မံ၊ မနောကံတည်း။ ပါဏာတိ။ ပ။ ကာရိကာယ၊ ပါဏာတိပါတ အစရှိသော ကိုယ်အမူအရာ နှုတ်အမူအရာကိုပြုတတ်သော။ (စေတနာယ သမ္ပယုတ္တာ အဘိဇ္ဈာဒယော။ မနောကမ္မံ၊ သည်။) န၊ မဟုတ်။ ဣတိ၊ ကြောင့်။ ဘိယျောပိ၊ အလွန်လည်း။ ဧတံ၊ ထို အဘိဇ္ဈာ အစရှိသော တရားတို့၏။ မနောကမ္မတာ၊ သည်။ (ဟောတိ။) ဣတိ၊ ကြောင့်။ မနောကမ္မာနံ၊ မနောကံဖြစ်ကုန်သည် ဖြစ်၍။ သတံ၊ ဖြစ်ကုန်သော။ ဧတံ၊ ထို ကာယကံ ဝစိကံနှင့် တကွဖြစ်သော အဘိဇ္ဈာ အစရှိသော တရားတို့၏။ ကာယဝစိကမ္မတာ၊ ကာယကံ ဝစိကံ၏ အဖြစ်ကို။ (အမည်ကို။) န ဝတ္တဗ္ဗာ၊ မဆိုထိုက်။ ဣတိ၊ ဤသို့ မှတ်အပ်၏။

[နိဂုံးကိုပြုလို၍ “ဝေ” စသည်မိန့်။] “ဝေ၊ ဤမဟာအဋ္ဌကထာ၌ ဆိုအပ်ပြီးသော နည်းဖြင့်။ ကမ္မာနံ၊ တို့၏။ ဒွါရေသု၊ တို့၌လည်းကောင်း။ ဒွါရာနဉ္စ၊

အဓိပ္ပာယ်သည် နိဿယအတိုင်း ထင်ရှားပြီ။ [ဣတိတိ တသ္မာ၊ တဉ္စ န ယုဇ္ဇတိတိ သမ္ပာန္တာ။-မဓု။]

၁။ ဝေ။ ပ။ န ကတံ။ ။ ဤစကားကို “အဋ္ဌကထာ၌ နိဂုံးအဖြစ်ဖြင့် ထည့်၍ ယောဇနာ ဖွဲ့ရန် ဝါကျ” ဟု မရဖွင့်၏။ ထို့ကြောင့် အဋ္ဌကထာနိဿယ၌ ထည့်၍ အနက်ပေးထားသည်။ [မနောသံဝရဒွါရေပိ ဥပ္ပဇ္ဇန္တိ ဝေါတိ ဧတဿ ပရိယောသာနေ “ဝေ ကမ္မာနံ။ ပ။ နိဗန္ဓနံ န ကတံ” တိ ပရိယောသာနပဒံ အဋ္ဌကထာယံ ယောဇေတမ္ပတိ ဒသေတုံ

တို့၏လည်း။ ကမ္မေသု၊ တို့၌လည်းကောင်း။ အနိယတတ္တာ၊ မမြဲကုန်သည်၏ အဖြစ်ကြောင့်။ ဒွါရနိဗန္ဓနံ၊ ဒွါရဖြင့် စိတ်ကို အမြဲသတ်မှတ် ဖွဲ့စပ်ခြင်းကို။ န ကတံ၊ မပြုအပ်။

၁။ ဣဒါနိ၊ ဤ။ ဒွါရနိဗန္ဓနော၊ ဒွါရဖြင့် စိတ်ကို အမြဲသတ်မှတ် ဖွဲ့စပ်မှုကို။ အကတေပိ စံ၊ သော်လည်း။ ယေသံ ဒွါရနံ၊ တို့၏။ ဝသေန၊ ဖြင့်။ ဣဒံ စိတ္တံ၊ ဤ မဟာကုသိုလ်စိတ်သည်။ ဥပ္ပဇ္ဇတိ၊ ၎င်း၏။ တေသံ၊ ထို ဒွါရတို့၏လည်းကောင်း။ တံတံ ဒွါရကမ္မပထာနံ စ၊ ထိုထို ဒွါရ၌ဖြစ်သော ကမ္မပထတို့၏လည်းကောင်း။ ဝသေန၊ ဖြင့်။ ဥပ္ပတ္တိယာ၊ ဖြစ်ပုံကိုလည်းကောင်း။ ယထာဘဋ္ဌပါဠိယာ၊ အကြင်အကြင် ဟောတော်မူအပ်သော ပါဠိတော်ဖြင့်။ (ယထာဘဋ္ဌပါဠိယာ၊ အကြင်အကြင် ထုတ်ဆောင်အပ်သော ပါဠိတော်ဖြင့်။) ဝုတ္တာယ၊ ဟောတော်မူအပ်သော။

တေတိ အာဒိ-မာဟ၊ တတ္ထ ဝေန္တိ မဟာအဋ္ဌကထာယံ ဝုတ္တနယေန။]....ဒွါရကထာ အစဉ် ‘မဟာအဋ္ဌကထာယံ ဒွါရကထာ ကထိတာ’ ဟု စချိခဲ့သည့်အတိုင်း ဤ၌ ပြဆို အပ်ခဲ့သော စကားအားလုံးသည် မဟာအဋ္ဌကထာ စကားချည်း ဖြစ်သောကြောင့် ဝေ ကို ‘မဟာအဋ္ဌကထာယံ ဝုတ္တနယေန’ ဟု မရဖွင့်သည်။

၁။ ဒွါရနိဗန္ဓနံ န ကတံ။ ။ ဤသို့ မဟာအဋ္ဌကထာ၌ ဆိုအပ်သည့်အတိုင်း “ကာယကံ စသည်တို့၏ ဝစီဒွါရ၌ဖြစ်နိုင်ခြင်း” စသည်ဖြင့် ကံတို့၏ ဒွါရတို့၌ အမြဲသတ်မှတ် ဖွဲ့စပ်၍ မထားနိုင်သောကြောင့်လည်းကောင်း၊ “ကာယဒွါရ၌ ဝစီ-မနောကံတို့လည်း ဖြစ်နိုင် ရကား ဒွါရတို့၏ ကံတို့၌ အမြဲသတ်မှတ် ဖွဲ့စပ်၍ မထားနိုင်သောကြောင့်လည်းကောင်း၊ ဒွါရနိဗန္ဓနံ- (ပါဠိတော်ဝယ် ရူပါရမ္မဏံ ဝါ စသည်ကဲ့သို့ ကာယဒွါရကံ ဝါ ဝစီဒွါရကံ ဝါ” စသည်ဖြင့်) ဒွါရဖြင့် စိတ်ကို အမြဲသတ်မှတ်မှုကို မပြုအပ်တော့။ [ဤတွင် ကမ္မပထ သံသန္ဓနကထာ အဖွင့် ပြီးပြီဟု ထင်သည်။]

၂။ ဣဒါနိ။ ပ။ အာဒိမာဟ။ ။ ပါဠိတော်ဝယ် ဒွါရနိဗန္ဓနကို မပြုအပ်သော်လည်း (“တိဝိဓကမ္မဒွါရဝသေန ။ ပ။ အဋ္ဌ သံဝရဒွါရဝသေန ဥပ္ပဇ္ဇတိ” အရ (တိဝိဓကမ္မဒွါရ ဆဿဒွါရ၊ အဋ္ဌသံဝရဒွါရဟူသော ဒွါရတို့၏အစွမ်းဖြင့်လည်းကောင်း (“ဒသ- ကုသလကမ္မပထဝသေန ဥပ္ပဇ္ဇတိ” အရ) ထိုထိုဒွါရတို့၌ဖြစ်သော ကမ္မပထတို့၏ အစွမ်း ဖြင့်လည်းကောင်း ဖြစ်ပုံကိုပြခြင်းငှာလည်းကောင်း....

၃။ ယထာဘဋ္ဌပါဠိယာ။ ။ “ကာမာဝစရံ။ ပ။ ရူပါရမ္မဏံ ဝါ သဒ္ဓါရမ္မဏံ ဝါ” စသည်ဖြင့် တိုက်ရိုက် ဟောတော်မူအပ်သော ပါဠိတော်ကို “ယထာဘဋ္ဌပါဠိ” ဟု ဆို သည်။ ထိုပါဠိတော်ဖြင့် ဟောတော်မူအပ်သော ဖြစ်ပုံကိုပြခြင်းငှာလည်းကောင်း တတ္ထ ကာမာဝစရန္တိ-စသည်ကို အဋ္ဌကထာ၌ မိန့်သည်။ “ယထာဘဋ္ဌ” နေရာဝယ် “ယထာ ဘဋ္ဌ” ဟုလည်း ရှိ၏။ ရှေ့ ဉာဏသမ္ပယုတ္တံအဖွင့်အပြီး၌ “အသင်္ခါရိကဘာဝေါ ပန အနာဘဋ္ဌတာပေဝ န ဂဟိတော” ကို ထောက်၍ “ယထာဘဋ္ဌ” ပါဠိသံ အမှန်ဟု ထင်သည်။ [“ဘာသိတ” နှင့် “ဘဋ္ဌ” သည် ပရိယာယ်တည်း။]

(ဥပ္ပတ္တိယာ)စ၊ ကိုလည်းကောင်း။ ဒီပနတ္ထံ၊ ငှာ။ တတ္ထကာမာဝစရန္တိအာဒိံ၊ ကို။ (သင်္ဂဟကာရော)အာဟ။

စိတ္တံ။ပ။ဥပ္ပဇ္ဇတိတိ ဣဒံ၊ ဟူသော ဤစကားကို။ မနောကမ္မဒ္ဓါရဘူတဿ၊ မနောကမ္မဒ္ဓါရ ဖြစ်၍ဖြစ်သော စိတ်၏။ တေန သဘာဝေန၊ ထို မနောကမ္မဒ္ဓါရ ဟူသော သဘောအားဖြင့်။ ဥပ္ပတ္တိံ၊ ကို။ ဂဟေတွာ၊ ယူ၍။ (စိတ်ဖြင့် မှတ်ယူ၍။) ဝုတ္တံ၊ ပြီ။ [ဂဟေတွာ ဥပလက္ခေတွာတိ အတ္ထော။ (“စိတ္တဖြင့်မှတ် ယူ၍”)ဟု အနက်ပေး။—မဓု။] ကြွင်းအဓိပ္ပာယ်များကို အဋ္ဌကထာဘာသာ ဋီကာ၌ ပြထားပြီ။

၀၂။ အဋ္ဌကထာနည်းမှ တနည်းကား။ စိတ္တာဓိပတေယံ၊ စိတ္တာဓိပတိမှ လာသော သမ္ပယုတ်တရား ဟူသော။ စိတ္တံ၊ စိတ်။ ဣတိ၊ ဤပါ၌။ သမ္ပယုတ္တဝသေန၊ သမ္ပယုတ်တရား၏အစွမ်းဖြင့်။ ဝုစ္စတိ ယထာ၊ စိတ္တာဓိပတေယု ဟုဆိုအပ်သကဲ့သို့။ ဧဝံ၊ တူ။ ဣဓာပိ၊ ဤ စိတ္တံ တိဝိဓကမ္မဒ္ဓါရဝသေန ဥပ္ပဇ္ဇတိ ဟူသော ပါ၌လည်း။ (သမ္ပယုတ္တဝသေန၊ ဖြင့်။ ဝုစ္စတိ၊ မနောကမ္မဒ္ဓါရ ဟု ဆိုအပ်၏။)

၁။ စိတ္တာဓိပတေယံ စိတ္တံ။ ။ပါဠိတော်ဝယ် တေဘူမကကုသိုလ်ကို ပြရာ၌ “ယသ္မိံ သမယေ ကာမာဝစရံ ကုသလံ စိတ္တံ ဥပ္ပန္နံ ဟောတိ။ပ။စိတ္တာဓိပတေယံ”ဟု ရှိ၏။ ထို၌ “စိတ်ဟူသော အဓိပတိမှလာသောစိတ်”ဟု တိုက်ရိုက် အနက် အဓိပ္ပာယ် ယူ၍ မဖြစ်၊ ဘာကြောင့်နည်း။...စိတ် ၂-ခု ပြိုင်တူ မဖြစ်နိုင်သောကြောင့်တည်း။ ထိုသို့ မဖြစ် နိုင်သောကြောင့် ဖဿ-စသော စေတသိက်အပေါင်းကို “စိတ္တာဓိပတေယု”ဟု ဆိုထား သည်။

ထို့နောက်မှ ထိုတရား အပေါင်း၏ စိတ္တာဓိပတေယု အမည်ကို စိတ်၌ တင်စား၍ ဖလူပစာရအားဖြင့် စိတ်ကိုလည်း စိတ္တာဓိပတေဟု ဟု ဆိုနိုင်သကဲ့သို့ဟု ဥပမာပြသည်။ ဤစကားအရ “စိတ္တာဓိပတေယံ၊စိတ်ဟူသော အဓိပတိမှလာသော တရားအပေါင်း” ဟု အနက်ပေးရသော်လည်း အရကောက်သောအခါ ထိုတရားအပေါင်းနှင့် ယှဉ်သော စိတ်ကို အရကောက်ပါ-ဟုလို။... [တတ္ထ စိတ္တဿ စိတ္တာဓိပတေယုဘာဝေါ သမ္ပယုတ္တ ဓမ္မာနံ ဝသေန ဝုတ္တော။-နောက်၌လာမည့် တေဘူမကကုသလအဖွင့် အဋ္ဌကထာ။]

၂။ ဧဝံ ဣဓာပိ။ ။စိတ္တံ တိဝိဓကမ္မဒ္ဓါရဝသေန ဥပ္ပဇ္ဇတိ”ဟူသော ဤပါ၌လည်း “မနောကမ္မဒ္ဓါရ”အရ စိတ်ကို မယူပဲ စိတ်နှင့်ယှဉ်သော တရားအပေါင်းကို ယူပါ။ ဤသို့ယူလျှင် “မနောကမ္မဒ္ဓါရမည်သော ဖဿ-စသော တရားအပေါင်းကြောင့် စိတ် ဖြစ်၏”ဟူသော အဓိပ္ပာယ်မှန် ရနိုင်ပါသည်-ဟုလို။ [အနုဋီကာ၌ကား သမ္ပယုတ်တရား အပေါင်း၏ မနောကမ္မဒ္ဓါရအမည်ကို စိတ်၌ပြန်၍ ဖလူပစာရအားဖြင့် တင်စားပါ။ သို့မှ- တိဝိဓကမ္မဒ္ဓါရဝသေန၌ စိတ်ဟူသော မနောကမ္မဒ္ဓါရလည်း ပါနိုင်မည်-ဟု ဆိုသည်။]

ပန၊ ချီးမွမ်းဖွယ်ရာ သမ္ဘာဝနာကား။ ဝေပနဒ္ဒယ ရဟိတဿ၊ စောပန
 ကာယ စောပနဝါစာ ၂-ပါး အပေါင်းမှ ကင်းသော။ မနောပဗန္ဓဿ၊ မနော
 အစဉ်၏။ မနောကမ္မဒ္ဒါရဘာဝေ၊ မနောကမ္မဒ္ဒါရ၏ အဖြစ်၌။ (မနောကမ္မဒ္ဒါရ
 အမည်ရခြင်း၌။) ဝတ္တဗ္ဗမေဝ၊ ဆိုဖွယ်သည်ပင်။ နတ္ထိ၊ မရှိတော့။ [“ကမ္မပထ
 သံသန္ဓနကထာဝဏ္ဏနာ၊ သည်။ နိဋ္ဌိတာ” ဟု နောက်ပြင် စာအုပ်များ၌ ရှိ၏။
 စဉ်းစားပါ။ မိမိကား “တတ္ထ ကာမာဝစရံ မရောက်မိကပင် ကမ္မပထသံသန္ဓန
 ကထာအဖွင့် ပြီးခဲ့ပြီ” ဟု ယူဆပါသည်။]

ယေဝါပနကကထာ အဖွင့်

အယံ ယောဇနာတိ၊ ကား။ ရူပါရမ္မဏံ ဝါ။ ပ။ ဓမ္မာရမ္မဏံ ဝါတိ ဧတေန၊
 ဟူသော ဤပါဌ်နှင့်။ သဟ။ ယံ ယံ ဝါ ပနာတိ ဧတဿ၊ ဟူသော ဤပါဌ်ကို။
 (ဝစနေ၊ ဟောတော်မူခြင်းကြောင့်။ ဝါ။ ၌။) အယံ၊ ဤဆိုအပ်လတ္တံ့ ကား။
 သမ္မန္ဓော၊ ဆက်စပ်ကြောင်း အကျိုးတည်း။ ဣတိ အတ္ထော။ [မမု၌ “ဝစနေတိ
 နိမိတ္တဘူတေ သြကာသဘူတေ ဝါ” ဟု ဖွင့်သောကြောင့် ဧတဿနောက်၌
 “ဝစနေ” ဟု ရှိသင့်သည်။] အယံ သမ္မန္ဓော၊ ဤသမ္မန်ဟူသည်။ ကော ပန၊ အဘယ်
 နည်း။ ဣတိ၊ ဤကား အမေးတည်း။ ယေန (ပယောဇနေန)၊ အကြင် အကျိုး
 ကြောင့်။ ဝစနာနိ၊ ရူပါရမ္မဏံ ဝါ-အစရှိသော သဒ္ဒါ၊ ယံ ယံ ဝါ ပန-ဟူသော
 သဒ္ဒါတို့သည်။ အညမညံ၊ ချင်း။ သမ္မဇ္ဈန္တိ၊ ဆက်သွယ်နေကုန်၏။ [“ယေန” ကို
 ကြည့်၍ “သမ္မဇ္ဈန္တိ ဧတေနာတိ သမ္မန္ဓော” ဟု ပြု။ ရှေ့စကားနှင့် နောက်စကား
 တို့၏ ဆက်သွယ်ကြောင်း ဖြစ်သော အကျိုး-ဟူလို။] ပုဗ္ဗာပရဝစနေ၊ ရူပါ
 ရမ္မဏံ ဝါ။ ပ။ ဓမ္မာရမ္မဏံ ဝါ ဟူသော ရှေ့စကား၊ ယံ ယံ ဝါ ပန-ဟူသော နောက်

၁။ စောပနဒ္ဒယ။ နတ္ထိ။ ။ ကာယဝိညုတ် ဝစိဝိညုတ် ဟူသော စောပနဒ္ဒါရ ၂-မျိုး
 နှင့် မရောသော မနောဒ္ဒါရိကစိတ်အစဉ်၏ “မနောကမ္မဒ္ဒါရ” အမည် ရရာ၌ ကား (ရှေး
 ရှေးစိတ်က နောက်နောက်စိတ်အား အနန္တရသတ္တိဖြင့် ကျေးဇူး ပြုသောကြောင့်)
 “တိဝိဓကမ္မဒ္ဒါရ” အရ ရှေးရှေးစိတ်ကို မနောကမ္မဒ္ဒါရ ဟု ယူ၍ “စိတ္တံ ဥပ္ပဇ္ဇတိ” ၌
 စိတ္တံ-အရ နောက်နောက်စိတ်ကို ယူရသောကြောင့် ရှေးရှေးစိတ်၏ မနောကမ္မဒ္ဒါရ
 အမည် ရကြောင်းမှာ အထူးဆိုဖွယ်မလိုတော့ပါ-ဟူလို။ [ဤလည်း မနောကမ္မဒ္ဒါရ-
 အရ ကောက်ယူပုံ တနည်းပြုဖြစ်၍ အားလုံး ၃-နည်း ဟု မှတ်ပါ။]

ဒ္ဒါရကထာ ဝဏ္ဏနာ၊ သည်။ နိဋ္ဌိတာ။

စကားကို ဆိုရခြင်း၌။ ပယောဇနံ၊ အကျိုးသည်။ သမ္ပန္နော၊ သမ္ပန်မည်၏။
ဣတိ၊ ဤကား အဖြေတည်း။

စ၊ ဆက်။ ဣမ၊ ဤ အဋ္ဌကထာ၌။ သဗ္ဗာရမ္မဏတာဒိဒဿနံ၊ သဗ္ဗာရမ္မဏတာ
အစရှိသည်ကို ပြခြင်းဟူသော။ (ပယောဇနံ-၌စပ်။ အာဒိဖြင့် “ကမအဘာဝ၊
နိယမအဘာဝတို့ကိုယူ။) ရူပါရမ္မဏံ ဝါ ။ပ။ ဓမ္မာရမ္မဏံ ဝါတိ တေဿ။
ဟူသော ဤပါဌ်၏။ အနန္တရံ၊ ၌။ ယံယံ ဝါ ပနာတိ တေဿ၊ ဟူသော ဤ
ပါဌ်ကို။ ဝစနေ၊ ကြောင့်။ ဝါ၊ ၌။ ပယောဇနံ၊ ကို။ ယောဇနာ၊ ယောဇနာ-
ဟူ၍။ ဒဋ္ဌဗ္ဗံ၊ ၎်။ [အယံ ယောဇနာ၌ ပယောဇနကို ယောဇနာခေါ်သည် ဟု
မှတ်ပါ-ဟူလို။] တတ္ထ၊ ထို အဋ္ဌကထာ၌။ [တတ္ထာတိ တေဿံ အဋ္ဌကထာယံ။-
မဓု။] ရူပါရမ္မဏံ ဝါ ။ပ။ အာရဗ္ဘာတိ၊ ဟူသော။ ဧတ္တကေန၊ ဤမျှအတိုင်း
အရှည်ရှိသော ပါဌ်ဖြင့်။ (“ယံယံ ဝါ ပန” မပါသော ပါဌ်ဖြင့်။) အာပန္နံ၊
ရောက်သော။ ဒေါသံ၊ အပြစ်ကို။ ဒဿေတွာ၊ ပြပြီး၍။ တံနိဝတ္တနဝသေန၊
ထို အပြစ်ကို နှစ်စေခြင်း၏ အစွမ်းဖြင့်၊ ယံယံ ဝါ ပနာတိ တေဿ၊ ၎်။
ပယောဇနံ၊ ကို။ ဒဿေတုံ၊ ငှါ၊ ဟေဋ္ဌာတိ အာဒိံ၊ ကို (သင်္ဂဟကာရေ)
အာဟ။

ဒုတိယေ အတ္ထဝိကပေ၊ ဒုတိယ အတ္ထဝိကပ်၌။ (အပရာ ယောဇနာ ဟူသော
အတ္ထဝိကပ်၌။) ယံယံ ဝါ ပနာတိ တေနေ၊ ဤပါဌ်ဖြင့်။ အပ္ပဓာနံပိ၊ မပြဋ္ဌာန်း
သည်လည်း ဖြစ်သော။ ရူပါဒိံ၊ ရူပါရုံ အစရှိသော အာရုံကို။ အာကဗုတိ၊
ငင်ရ၏။ ဟိ၊ မှန်။ (တနည်း-ကသွာ အပ္ပဓာနံပိ ရူပါဒိံ ။ အာကဗုတိ၊ နည်း။) ဟိ
(ယသ္မာ)။ ပဓာနဿ၊ ပဓာနဖြစ်သော။ စိတ္တဿ၊ ၎်။ အတ္တနောယေဝ၊ မိမိ
တည်းဟူသော စိတ်၏ပင်။ အာရမ္မဏဘာဝေ၊ အာရုံ၏ အဖြစ်သည်။ န အတ္တိ၊
မရှိ။ ဣတိ၊ ကြောင့်။ (ဤသို့ စိတ်က စိတ်ကို ပြန်၍ အာရုံမပြုနိုင်သောကြောင့်။
အပ္ပဓာနံပိ ရူပါဒိံ အာကဗုတိ။) [ရူပံ+အာရမ္မဏံ တေဿာတိ ရူပါရမ္မဏံ”
ဟု ဗဟုဗ္ဗိဟိသမာသံ ပြုသောအခါ စိတ်ကိုရသဖြင့် စိတ်သာ ပဓာနဖြစ်၏။
ရူပါရုံ စသည်တို့ကား အပဓာနတည်း။ ယံယံ ဝါ ပန ဖြင့်ကား ပဓာနကို
စွဲသဖြင့် အဓိပ္ပာယ်မရသောကြောင့် ပဓာနကိုမစွဲပဲ ထိုအပဓာနဖြစ်သော အာရုံ
ကို စွဲရသည်။]

ဟေဋ္ဌာ ဝုတ္တနယေနာတိ၊ ကား။ သဗ္ဗာရမ္မဏတာဒိနယေန၊ သဗ္ဗာရမ္မဏ
တာ အစရှိသောနည်းဖြင့်။

ဟေဋ္ဌာ။ပ။ ဂဟိတန္တိ၊ ဟူ၍။ ဝတွာ၊ ဆိုပြီး၍။ တဿ၊ ထို ယံယံ ဝါ
ပန ဟူသော ပါဌ်ကို။ ဝစနေ၊ ကြောင့်။ ဝါ၊ ၌။ ပယောဇနံ၊ ကို။ ဒဿေတုံ၊

ငှာ။ ရူပံ ဝါ။ပ။ ဝုတ္တံတိ၊ ဟူ၍။ ဝုတ္တံ၊ မဟာအဋ္ဌကထာ၌ ဆိုအပ်ပြီ။ တတ္ထ၊
ထို မဟာအဋ္ဌကထာ၌။ ဣဒံ ဝါ ဣဒံ ဝါ တိ ဧတံ၊ ဟူသော ဤစကားကို။
သဗ္ဗာရမ္မဏတာဒိံ၊ သဗ္ဗာရမ္မဏတာ အစရှိသည်ကို။ သန္ဓာယ၊ ၍။ ကထိတံ၊
ပြီ။ ဣတိ၊ သို့။ ဝေဒိတဗ္ဗံ။

ဓမ္မုဒ္ဓေသဝါရကထာအဖွင့်

(ဖဿပဉ္စမကရာသိ)

အာစရိယာနန္တိ၊ ကား။ ရေဝတစရိယဿ၊ ရေဝတ-ဆရာ၏။ (မတံ-၌စပ်။)
ပန၊ ဆက်။ ဧတံ၊ ဤ ရေဝတ-ဆရာ၏စကားကို။ သာရတော၊ အနှစ်အသား
အားဖြင့်။ ဝါ၊ ဟူ၍။ န ဒဠဗ္ဗံ၊ မမှတ်ထိုက်။ ဟိ၊ မှန်။ (တနည်း-ကသွာ သာ
ရတော န ဒဠဗ္ဗံ) ဟိ(ယသွာ)။ ဖဿဒီနံ၊ တို့၏။ ကာမာဝစရာဒိဘာဝ-
ဒဿနတ္ထံ၊ ကာမာဝစရ အစရှိသည်တို့၏အဖြစ်ကို ပြခြင်းအကျိုးငှာ။ ဣဒံ၊
ဤ ဖဿော ဟောတိ စသောစကားကို။ န အာရဒ္ဓံ၊ အားထုတ်တော်မူအပ်
သည် မဟုတ်။ ကိန္တု၊ စင်စစ်ကား။ တသ္မိံ သမယေ၊ ကာမာဝစရစိတ်ဖြစ်
ရာ ထိုအခါ၌။ ဖဿဒိသဘာဝဒဿနတ္ထံ၊ ဖဿ အစရှိသည်တို့၏ သဘောကို
ပြခြင်းအကျိုးငှာ။ (အာရဒ္ဓံ၊ ပြီ။) ဣတိ၊ ကြောင့်။ (ဧတံ သာရတော န ဒဠဗ္ဗံ။)

စိတ္တဿ ပဌမာဘိနိပါတတ္တာတိ၊ ကား။ သဗ္ဗေ၊ ကုန်သော။ စေတသိကာ၊
တို့ကို။ စိတ္တာယတ္ထစိတ္တကိရိယာဘာဝေန၊ စိတ်၌စပ်သောဥစ္စာ၊ စိတ်၏အမှုအရာ
၏ အဖြစ်ဖြင့်။ ဝုစ္စန္တိ၊ ကုန်၏။ ဣတိ၊ ကြောင့်။ ဖဿော၊ ကို။ စိတ္တဿ ပဌမာဘိ
နိပါတောတိ၊ ဟူ၍။ ဝုတ္တော၊ ပြီ။ ကာမံ၊ စင်စစ်။ ဥပ္ပန္နဖဿော၊ ဖြစ်သော ဖဿ
ရှိသော။ ပုဂ္ဂလော၊ သည်။ ဝါ၊ တနည်း။ (ဥပ္ပန္နဖဿော၊ သော။) စိတ္တ-
စေတသိကရာသိ၊ စိတ် စေတသိက် အစုသည်။ အာရမ္မဏေန၊ သည်။ ဖုဠော၊
ထိအပ်သည်။ (ဟုတော။) ဖဿ သဟဇာတာယ၊ ဖဿနှင့် တကွဖြစ်သော။
ဝေဒနာယ၊ ဖြင့်။ တံ သမကာလမေဝ၊ ထို ဖဿဖြစ်ရာကာလနှင့် ညီမျှသော
ကာလ၌ပင်။ ဝေဒေတိ၊ ခံစား၏။ [ကျေပွာဒတာလက္ခဏာနှင့်အညီ ဖဿဖြစ်လျှင်
ဝေဒနာလည်းဖြစ်သည်-ဟူလို။] ပန၊ ထိုသို့ ညီမျှသောကာလ၌ပင် ခံစားပါ
သော်လည်း။ ပဒီပေါ၊ ဆီမီးသည်။ ဩဘာသဿ၊ အရောင်အလင်း၏။ (ပစ္စယ
ဝိသေသော၊ ထူးသောအကြောင်းသည်။ ဟောတိ) ဝိယ၊ ကဲ့သို့။ (တထာ။)
ဖဿော၊ သည်။ ဝေဒနာဒီနံ၊ တို့၏။ ပစ္စယဝိသေသော ဟောတိ။ [“ဆီမီးမပါ
လျှင် အရောင်အလင်း မဖြစ်နိုင်သောကြောင့် ဆီမီးက အရောင်အလင်း၏ ထူး
သောအကြောင်း ဖြစ်သကဲ့သို့၊ ထို့အတူ ဖဿ-မဖြစ်လျှင် ဝေဒနာ-စသည်

မဖြစ်နိုင်သောကြောင့် ဖဿသည် ဝေဒနာ-စသည်တို့၏ ထူးသောအကြောင်း ဖြစ်သည်” ဟူလို။] ဣတိ၊ ကြောင့်။ ပုရိမကာလော ဝိယ၊ ရှေးကာလ ရှိသကဲ့သို့။ (ရှေးဦးစွာ ဖြစ်သကဲ့သို့။) ဝုတ္တော၊ ပဌမာဘိနိပါတ ဟု ဆိုအပ်ပြီ။

ဂေါပါနသိနံ၊ အခြင် ရနယ်တို့၏။ ဥပရိ၊ ဤ။ တိရိယံ၊ ဖိလော။ ၄၊ ကန့်လန့်။ ထပိတကဋ္ဌံ၊ ထားအပ်သော သစ်သားသည်။ ပက္ခပေါသော၊ မည်၏။ (ဝမ်းဘဲ တောင်ခေါင်အုပ်မည်၏။)

ကဋ္ဌဒ္ဓယာဒိ၊ သစ်သား ၂-ခု အပေါင်း အစရှိသောဝတ္ထုသည်။ (ကေဒေသေန၊ တစိတ် တဖို့ဖြစ်သော။ ကေပဿေန၊ တဘက်သော ဘေးဖြင့်။ အလ္လိယတိ) ဝိယ၊ ငြိမိသကဲ့သို့။ (တထာ။) ကေဒေသေန၊ သော။ ကေပဿေန၊ ဖြင့်။ အနုလ္လိယမာနောပိ၊ မငြိ မကပ်ပါသော်လည်း။ (သဃ်နုနရသော-၌ စပ်။)

အနုလ္လိယမာနံ၊ မငြိမိပဲ။ သဃ်နုနမေဝ၊ ထိခြင်းသည်ပင်။ ရူပေန၊ ရူပါရုံ နှင့်။ သဟ။ ဖဿဿ၊ ၎င်း။ သာမညံ၊ တူသည်၏ အဖြစ်တည်း။ ဝိသယဘာဝေါ၊ အာရုံ၏ အဖြစ်သည်။ န(သာမညံ)၊ တူသည်၏ အဖြစ်မဟုတ်။ [အဋ္ဌကထာ၌ “ရူပံ ဝိယ” ဟု ရူပါရုံကို ဖဿ၏ ဥပမာအဖြစ်ဖြင့် ပြရာ၌ မငြိမိကပ်ပဲ ထိခြင်း တူသောကြောင့် ဥပမာပြသည်။ ရူပါရုံက အာရုံဖြစ်သကဲ့သို့ ဖဿက အာရုံ ဖြစ်သောကြောင့် ရူပါရုံကို ဥပမာပြသည်မဟုတ်—ဟူလို။]

စ၊ ဆက်။ ဖဿဿ၊ ၎င်း။ သဃ်နုနံ၊ သဃ်နုန ဟူသည်။ စိတ္တာရမ္မဏာနံ၊ စိတ်နှင့် အာရုံတို့၏။ သန္နိပတနဘာဝေါ ဝေ၊ ပေါင်းဆုံကုန်သည်၏ အဖြစ်သာ တည်း။ (ပေါင်းဆုံကုန်သော စိတ်အာရုံတို့၏ ဖြစ်ကြောင်း ဖြစ်ရာသာတည်း။) [ဖဿကြောင့် စိတ်နှင့် အာရုံတို့ ပေါင်းဆုံမိကြ၏။ ထို ပေါင်းဆုံခြင်းကိုပင် “ထိခိုက်” ဟု ခေါ်သည်။ ပေါင်းဆုံခြင်းမှတစ်ပါး ထိခိုက်မှု သိခြားမရှိ ဟု ဝေ ဖြင့် ကန့်။]

ဝတ္ထာရမ္မဏသန္နိပါတေန၊ ဝတ္ထု အာရုံတို့၏ ပေါင်းဆုံခြင်းကြောင့်။ သမ္ပဇ္ဇတိ၊ အပြည့်အစုံ ဖြစ်တတ်၏။ ဣတိ၊ ကြောင့်။ ဖဿော၊ သည်။ သဃ်နုနသမ္ပတ္တိဂော၊ သဃ်နုနသမ္ပတ္တိရသ ရှိ၏။

ပါဏိဒ္ဓယဿ၊ လက် ၂-ခု အပေါင်း၏။ သန္နိပါတော ဝိယ၊ ပေါင်းဆုံ မိခြင်းကဲ့သို့။ စိတ္တာရမ္မဏသန္နိပါတော၊ စိတ် အာရုံ ၂-ပါးစုံတို့၏ ပေါင်းဆုံ ခြင်းသဘော ဟူသော။ ဖဿော၊ သည်။ စိတ္တဿ၊ ၎င်း။ အာရမ္မဏေ၊ ၌။ သန္နိပတိတပုဝတ္တိယာ၊ ပေါင်းဆုံသည်၏ အဖြစ်ဖြင့် ဖြစ်ခြင်း၏။ ပစ္စယော၊ အကြောင်းသည်။ ဟောတိ၊ ၎င်း။ ဣတိ၊ ကြောင့်။ ကိစ္စဋ္ဌေနဝ၊ ကိစ္စအနက် ရှိသည်သာလျှင် ဖြစ်သော။ ရသေန၊ ရသအားဖြင့်။ သဃ်နုနရသော၊ သဃ်နုန

ရသ ရှိ၏။ ဟိ၊ မှန်။ တထာပစ္စယဘာဝေါ၊ ထိုစိတ်၏ အာရုံ၌ ပေါင်းဆုံ လျက် ဖြစ်ခြင်း၏ အကြောင်း၏ အဖြစ်သည်။ တဿ ဖဿဿ၊ ၎င်း။ သံဃန္ဓန- ကိစ္စံ၊ သံဃန္ဓန ကိစ္စတည်း။ ဣတိ၊ ဤသို့ မှတ်အပ်၏။ ဟိ၊ ထင်ရှားအောင် ပြဦးအံ့။ ပါဏိယာ၊ လက်ဝါး တဘက်၏။ ပါဏိမိ၊ လက်ဝါးတဘက်၌။ သဗ္ဗန္ဓနံ၊ ထိခိုက်ခြင်း ဟူသည်။ တဗ္ဗိသေသဘူတာ^၁၊ ထို ထိခိုက်ခြင်း၏ အကြောင်းထူး ဖြစ်၍ဖြစ်ကုန်သော။ ရူပဓမ္မာ^၂၊ ဝါယောဓာတ်လွန်ကဲသော ချပ်တရားတို့သည်။ (ဟောန္တိ) ယထာ၊ ကဲ့သို့။ [ဝါယောအဓိကာ ရူပဓမ္မာ။- မဓု။] ဧဝံ၊ တူ။ စိတ္တဿ၊ ၎င်း။ အာရမ္မဏော၊ ၌။ သဗ္ဗန္ဓနံ၊ ဟူသည်။ တဗ္ဗိသေသ- ဘူတော၊ ထို ထိခိုက်ခြင်း၏ အကြောင်းထူး ဖြစ်၍ဖြစ်သော။ ဧကော၊ သော။ စေတသိကဓမ္မော၊ စေတသိက်တရား ဟူ၍။ ဒဋ္ဌဗ္ဗော၊ ၎င်း။

စိတ္တေယေဝါတိ ဧတေန၊ ပါဌ်ဖြင့်။ (ဖဿဿ၊ ၎င်း။) ဝတ္ထာရမ္မဏောဟိ၊ ဝတ္ထု အာရုံတို့နှင့်။ အသံသဋ္ဌံ၊ မရောနှောသော။ ဝေဒနာယ၊ ဝေဒနာကို။ သဗ္ဗန္ဓနံ၊ ထိခိုက်ခြင်းဟူသော(ဖြစ်စေခြင်းဟူသော)။ စေတသိက သဘာဝတံ၊ စိတ်၌ မှီသော သဘော၏အဖြစ်ကို။ ဒဿေတိ၊ ၎င်း။ ပန၊ ထိုသို့ ပြုပါသော် လည်း။ ဝတ္ထုနိဿယတံ၊ ဝတ္ထုဟူသော မှီရာရှိသည်၏ အဖြစ်ကို။ န ပဋိကိပတိ၊ မပယ်။

တဿ ဖဿဿ၊ ၎င်း။ ကာရဏဘူတော၊ အကြောင်း ဖြစ်၍ဖြစ်သော။ တဒနုရူပေါ၊ ထို ဖဿအားလျော်သော။ သမန္နာဟာရော၊ နှလုံးသွင်းခြင်း

၁။ တဗ္ဗိသေသဘူတာ၊ ရူပဓမ္မာ။ ။လက်ခုတ်တီးရာ၌ လက်ဝါး ၂-ခု ထိခိုက်ခြင်း ဟူသည် စိတ္တဝါယောဓာတ် လွန်ကဲသော (လက် ၂-ဘက်၌ရှိသော ရုပ်ကလာပ်တို့ ၏ အလွန်နီးကပ်စွာဖြစ်သော) သဘောပင်တည်း။ ထို့အတူ စိတ်နှင့် အာရုံတို့၏ ဓာတ် သဘာဝအလိုက် ဓာတ်ခိုက်ခြင်းသဘော ဟူသည်လည်း စိတ်၌မှီသော စေတသိက်တပါး ပင်တည်း။ ထို စေတသိက်ကို “ဖဿ” ဟု ခေါ်သည်။

အနုဋီကာ။ ။တဗ္ဗိသေသဘူတာ ရူပဓမ္မာတိ၊ ယထာ ပဋိဟနနဝသေန အညမညံ အာသန္နတရံ ဥပ္ပဇ္ဇမာနေသု ရူပဓမ္မဝိသေသေသု သံဃန္ဓနပရိယာယော (ထိသောအား ဖြင့် အချင်းချင်း အလွန်နီးကပ်စွာ ဖြစ်ကြသော ချပ်တရားအထူးတို့၌ ထိခိုက်ခြင်းဟူသော ပရိယာယ်စကား ဖြစ်သကဲ့သို့။) ဧဝံ စိတ္တာရမ္မဏာနံ ဝိသယကရဏ ဝိသယဘာဝပုတ္တိ ပဋိဟနနာကာရေန ဟောတိ (ဤအတူ စိတ်နှင့် အာရုံတို့၏ စိတ်က အာရုံပြုခြင်း၊ အာရုံက အာရုံအဖြစ်သို့ရောက်ခြင်းသည် ထိခိုက်ပုံ အခြင်းအရာအားဖြင့် ဖြစ်၏။) သော စ စိတ္တသန္တိဿိတော ဓမ္မဝိသေသော (ဖဿဟူသော တရားအထူးကို) သံဃန္ဓနပရိ- ယာယေန (ထိခိုက်ခြင်းဟူသော စကားပရိယာယ်အားဖြင့်) ဝုက္ကော။

ဟူသော အာဝဇ္ဇန်းသည်။ တဇ္ဇသမန္နာဟာရော၊ မည်၏။ ဣန္ဒြိယဿ၊ စက္ခု-
 စသော ဣန္ဒြေ၏။ တဒဘိမုခဘာဝေါ၊ ထိုအာရုံသို့ ရှေးရှုသည်၏ အဖြစ်သည်
 လည်းကောင်း။ အာဝဇ္ဇနာယ၊ အာဝဇ္ဇန်း၏။ [“အာဝဇ္ဇနဿ” ဟု ရှိလျှင်
 ကောင်း၏။ လိင်္ဂဝိပလ္လာသသော်လည်းကြံ။] အာရမ္မဏကရဏံ စ၊ အာရုံပြုခြင်း
 သည်လည်းကောင်း။ ဝိသယဿ၊ အာရုံ၏။ ပရိက္ခတတာ အဘိသင်္ခတတာ၊
 ပြုစီမံအပ်သည်၏ အဖြစ်တည်း။ ဝိညာဏဿ၊ ဝိညာဉ်၏။ ဝိသယဘာဝကရဏံ၊
 အာရုံ၏အဖြစ်ကို ပြုခြင်းတည်း။ (အာရုံပြုခံရလောက်အောင် ပြုစီမံခြင်း
 တည်း။) ဣတိ အတ္ထော၊ ဤကား အဓိပ္ပာယ်နက်။

(အနုဘဝနရသတာ၊ အနုဘဝနရသ ရှိသည်၏အဖြစ်ကို။) သုခဝေဒနာယ
 မေဝ၊ သုခဝေဒနာ၌သာ။ လဗ္ဘတိ။ (ကသ္မာ၊ နည်း။) အဿာဒဘာဝတော၊
 (သုခဝေဒနာက) သာယာတတ်သည်၏ အဖြစ်ကြောင့်တည်း။ ဣတိ၊ ကား။
 အဓိပ္ပာယော၊ ရှေးဆရာတို့ အလိုတည်း။

ဝိသဝိတာယာတိ၊ ကား။ အရဟတယ၊ ထိုက်တန်သည်၏ အဖြစ်ဖြင့်။
 (အနုဘဝတိ-၌ စပ်။) ဟိ၊ မှန်။ ဓာတူနံ၊ ဓာတ်တို့၏။ အနေကတ္ထတ္တာ၊ များ
 သောအနက် ရှိကုန်သည်၏ အဖြစ်ကြောင့်။ ဝိပုဗ္ဗော၊ ဝိ ရှေးရှိသော။ သုသဒ္ဓေါ၊
 သုသဒ္ဓါသည်။ (သုဓာတ်သည်။) အရဟတ္ထော၊ အရဟ အနက်ရှိ၏။ ဝါ၊
 တနည်း။ ဝိသဝံ၊ ဝိသဝ ဟူသည်။ သဇနံ၊ စွမ်းနိုင်ခြင်းတည်း။ ဝသိတာ၊
 အစွမ်းသတ္တိရှိသည်၏ အဖြစ်သည်။ ဝါ၊ တနည်း။ ကာမကာရိတာ၊ အလိုရှိတိုင်း
 ပြုနိုင်သူ၏ အဖြစ်သည်။ ဝိသဝိတာ၊ ဝိသဝိတာ မည်၏။ [“ဝိသဝံ သဇနံ၊
 ဝသိတာ ကာမကာရိတာ ဝါ ဝိသဝိတာ” ဟု ပါဠိရှိပါစေ။]

၁။ ဣန္ဒြိယဿ။ ပ။ ကရဏန္တိ အတ္ထော။ [ပရိက္ခတသမ္ပပဉ္စ ဓာဿ အတ္ထဉ္စ
 ဒသေတံ အာဟ-ဣန္ဒြိယဿာတိ အာဒိ။-မရ။] အဋ္ဌကထာ၌ “တဇ္ဇသမန္နာဟာရေန
 ပန ဣန္ဒြိယန စ ပရိက္ခတေ” ဟု ရှိ၏။ ထိုပါဠိ၌ “ပရိက္ခတ” ဟူသည် စက္ခု-စသော
 ဣန္ဒြေက ထို အာရုံသို့ ရှေးရှုခြင်း၊ အာဝဇ္ဇန်းက အာရုံပြုခြင်းတည်း။ ဤစကားဖြင့်
 ပရိက္ခတ၏ သရုပ်ကို ပြသည်။ အဘိသင်္ခတတာ ပါဠိဖြင့် ပရိက္ခတ သဒ္ဓါ၏ပရိဝါရိတ
 (ခြံရံအပ်) အနက်ကို တားမြစ်၍ ဝိသယဘာဝကရဏံဖြင့် သုကတ၏ အဖြစ် ဟူသော
 အနက်ကို တားမြစ်သည်-ဟု မရဆိုသည်။ [ဤ၌ “ဝိသယဘာဝကရဏ-အာရုံ၏
 အဖြစ်ကို ပြခြင်း” ဟူသည် ဝိညာဉ်၏ အာရုံအပြုကို ခံနိုင်ခြင်းတည်း။ ဝိညာဏဿကို
 ဝိသယဘာဝ-၌ စပ်ပါ။]

ဝါ၊ တနည်း။ ဖုသနာဒိဘာဝေန၊ ဖုသန အစရှိသည်တို့၏ အစွမ်းဖြင့်၊ အာရမ္မဏဂ္ဂဟဏံ၊ အာရုံကိုယူခြင်းသည်။ ဧကဒေသာနုဘဝနံ၊ အာရုံ၏ အရသာကို တစ်စိတ်တဒေသ ခံစားခြင်းတည်း။ ဝေဒယိတဘာဝေန၊ ဝေဒယိတ၏ အဖြစ်ဖြင့်။ ဂဟဏံ၊ အာရုံကိုယူခြင်းသည်။ ယထာ ကာမံ၊ အလိုရှိတိုင်း။ သဗ္ဗာနုဘဝနံ၊ အလုံးစုံ အကုန်အစင် ခံစားခြင်းတည်း။ တာနိဂဟဏာနိ၊ ထို ဖုသန အစရှိသည်တို့၏အဖြစ်ဖြင့် အာရုံကိုယူခြင်း၊ ဝေဒယိတ၏ အဖြစ်ဖြင့် အာရုံကိုယူခြင်းတို့သည်။ ဧဝံ သဘာဝါနေဝ၊ ဤသို့ တစ်စိတ်တဒေသခံစားခြင်း၊ အလုံးစုံ အကုန်အစင် ခံစားခြင်းသဘောရှိကုန်သည်သာ။ ဣတိ၊ ကြောင့်။ ဝေဒနာယ ဝိယ၊ ဝေဒနာ၏ ကဲ့သို့။ ဖဿာဒိနံပိ၊ ဖဿ အစရှိသည်တို့၏လည်း။ ယထာသက ကိစ္စကရဏေန၊ အကြင်အကြင် မိမိဥစ္စာဖြစ်သော ကိစ္စကို ပြုခြင်းအားဖြင့်။ သာမိဘာဝါနုဘဝနံ၊ အရှင်သခင်၏ အဖြစ်ဖြင့် ခံစားခြင်းကို။ န စောဒေတဗ္ဗံ၊ မစောဒနာထိုက်။

အယံ ဣဓာတိ ဧတေန၊ ဟူသော ဤပါဌ်ဖြင့်။ ပဉ္စသု၊ ကုန်သော။ ဝေဒနာသု၊ တို့တွင်။ ဣမသ္မိံ စိတ္တေ၊ ဤ ပဌမ မဟာကုသိုလ်စိတ်၌။ အဓိပ္ပေတံ၊ သော။ သောမနဿဝေဒနံ၊ ကို။ ဝေဒတိ၊ ဆို၏။ တသ္မာ၊ အသောမနဿဝေဒနံ၊ သောမနဿဝေဒနာ မဟုတ်သော ဝေဒနာ ၄-မျိုးကို။ အပနေတွာ၊ ဖယ်၍။ ဂဟိတာယ၊ ယူအပ်ပြီးသော။ သောမနဿဝေဒနာယ၊ သောမနဿဝေဒနာ အားလုံး၏။ သမာနာ၊ တူသော။ ဣဋ္ဌာကာရသမ္ဘောဂရသတာ၊ ဣဋ္ဌာကာရသမ္ဘောဂရသ ရှိသည်၏အဖြစ်ကို။ ဝုတ္တာ၊ ပြီ။ ဣတိ၊ သို့။ ဝေဒိတဗ္ဗာ၊ ၏။ [ဤနေရာ၌ ယူရမည်ဖြစ်သော သောမနဿ ဝေဒနာနှင့်တကွ အခြားနေရာ၌လာသော သောမနဿဝေဒနာ အားလုံး၏ ဣဋ္ဌာကာရသမ္ဘောဂရသ အဖြစ်သည် သဘောတူ၏။ ထို့ကြောင့် “သမာနာ” ဟု ဆိုသည်။]

နိမိတ္တေန၊ အမှတ်အသားဖြင့်။ ပုန သဉ္ဇာနနကိစ္စာ၊ တဖန် မှတ်သိ သိခြင်းကိစ္စရှိသော သညာသည်။ ပစ္စာဘိညာဏရသာ၊ ပစ္စာဘိညာဏရသ မည်၏။

၁။ ဖုသနာဒိဘာဝေန ဝါ။ ။ ပြခဲ့သောနည်း၌ ဖုသန စသောကိစ္စကို “အနုဘဝန မိဝ-ခံစားခြင်းနှင့်တူ၏” ဟု ဥပမာသဘော (သဒိသူပစာ) အားဖြင့် ပြခဲ့၏။ ယခုအခါ မုချနည်းကို ပြလို၍ “ဖုသနာဒိဝေဒန ဝါ” ဟု မိန့်သည်။ ဖဿ စသည်၏ ဖုသန စသော သဘောအားဖြင့် အာရုံကိုယူခြင်းသည် တစ်စိတ်တဒေသ ခံစားခြင်းပင်ဖြစ်၏။ ဝေဒနာ၏ ခံစားသောအားဖြင့် အာရုံယူခြင်းကား အလိုရှိတိုင်း အားရပါးရ ခံစားခြင်းတည်း။ ဖဿ စသော တရားတို့သည် ဤသဘောအတိုင်း အာရုံကို ယူကြသောကြောင့် ဖဿ စသည်တို့လည်း ပိုင်စိုးပိုင်နှင်း အာရုံကို ခံစားနိုင်ကြသည် မဟုတ်လော-ဟု စောဒနာဖွယ် မလိုပါ။ “ပိုင်စိုးပိုင်နှင်း ခံစားနိုင်ခြင်းသဘော မရှိပါ” ဟုလို့။

ပုန သဇ္ဇာနနဿ၊ တဖန် မှတ်သိ သိခြင်း၏။ ပစ္စယော၊ အကြောင်းတည်း။ ပုန သဇ္ဇာနနပစ္စယော၊ ကြောင်း။ တဒေဝ၊ ထို တဖန် မှတ်သိ သိခြင်း၏ အကြောင်း သည်ပင်။ နိမိတ္တံ၊ အမှတ်အသားတည်း။ ပုန။ ပ။ နိမိတ္တံ၊ သား။ တဿ၊ ထို တဖန် မှတ်သိ သိခြင်း၏ အကြောင်းဖြစ်သော အမှတ်အသားကို။ ကရဏံ၊ ပြုခြင်းတည်း။ ပုန။ ပ။ ကရဏံ၊ ခြင်း။ [ဤနည်း၌ ပစ္စယကို နိမိတ္တံ-၌ စပ်။] ဝါ၊ တနည်း။ ပုန သဇ္ဇာနန ပစ္စယဘူတံ၊ တဖန် မှတ်သိ သိခြင်း၏ အကြောင်း ဖြစ်၍ဖြစ်သော။ နိမိတ္တကရဏံ၊ အမှတ်အသားကို ပြုခြင်းတည်း။ ပုန။ ပ။ ကရဏံ၊ ခြင်း။ [ဤနည်း၌ ပစ္စယ ကို ကရဏ-၌ စပ်။] တံ၊ ထို တဖန် မှတ်သိ သိခြင်း၏အကြောင်း ဖြစ်၍ဖြစ်သော အမှတ်အသားကို ပြုခြင်းသည်။ အဿာ၊ ထိုသညာ၏။ ကိစ္စံ၊ ကိစ္စတည်း။ ဣတိ အတ္တော။ [“တံ အဿာ ကိစ္စံ” ဖြင့် “ပုန သဇ္ဇာနနပစ္စယ နိမိတ္တကရဏရသာ”၌ ဗဟုဗ္ဗိဟိသမာသံ ပြုရမည်ကို ပြသည်။] ပုန။ ပ။ နိမိတ္တကရဏံ၊ တဖန် မှတ်သိ သိခြင်း၏ အကြောင်းဖြစ်သော အမှတ်အသားကို ပြုခြင်းကို။ (ဝေဒိတဗ္ဗံ-၌ စပ်။) နိမိတ္တကာရိကာယ၊ အမှတ် အသားကို ပြုတတ်သည်လည်းဖြစ်သော။ နိမိတ္တေန၊ အမှတ်အသားဖြင့်။ သဇ္ဇာ- နန္ဒိယာ စ၊ မှတ်သိ သိသည်လည်းဖြစ်သော။ သဗ္ဗာယ၊ သော။ သညာယ၊ သညာ၏။ သမာနံ၊ တူသော ကိစ္စဟူ၍၊ ဝေဒိတဗ္ဗံ၊ ၎င်း။

ဉာဏမေဝ၊ ဉာဏ်သို့သာ။ အနုဝတ္တတိ၊ အစဉ်လိုက်တတ်၏။ တသ္မာ၊ အဘိ နိဝေသကာရိကာ၊ မှားမှားယွင်းယွင်း နှလုံးသွင်းမှုကို ပြုတတ်သည်လည်း ကောင်း။ ဝိပရိတဂ္ဂါဟိကာ စ၊ ဖောက်ဖောက်ပြန်ပြန် ယူတတ်သည် လည်း ကောင်း။ န ဟောတိ၊ မဖြစ်တော့။ ဣတိ၊ ကား။ အဓိပ္ပာယော၊ ! သင်္ဂဟ- ကာရ ဆရာ၏ အလိုတည်း။ ဧတေနုပါယေန၊ ဤနည်းဖြင့်။ သမာဓိသမ္ပယုတ္တာ ယ၊ သမာဓိနှင့်ယှဉ်သော သညာ၏။ အစိရဋ္ဌာနတာ စ၊ ကြာမြင့်သော တည် ခြင်းမရှိသည်၏ အဖြစ်သည်လည်း။ န ဟောတိ၊ မဖြစ်တော့။ ဣတိ ဒဋ္ဌဗ္ဗာ၊ [သမာဓိနှင့်ယှဉ်သော သညာသည် အာရုံကိုယူရာဝယ် အစိရဋ္ဌာနတာ မဖြစ်။ စိရဋ္ဌာနတာ ဖြစ်သည်-ဟူလို။]

အဘိသန္ဓဟတိတိ၊ ကား။ ပဗန္ဓတိ၊ အာရုံ၌ သမ္ပယုတ်တရားတို့ကို ဖွဲ့စပ် တတ်၏။ ပဝတ္တတိ၊ အာရုံ၌ ဖြစ်စေတတ်၏။ ...စေတနာဘာဝေ၊ စေတနာ ဘာဝ ဟူသည်။ ဗျာပါရဘာဝေ၊ ဗျာပါရ၏ အဖြစ်တည်း။ ...ဒိဂုဏုဿာဟာ

၁။ ပဗန္ဓတိ။ ။ အဘိ သံ-ပုဗ္ဗ၊ ဓာ-ဓာတ်ဖြင့်ပြီးသော အဘိသန္ဓဟတိ ကို ပဗန္ဓတိ ဟု ဖွင့်၏။ ပဗန္ဓတိ ကို အနုဋီကာ၌ “သမ္ပယုတ္တဓမ္မေ (တို့ကို) သကသကကိစ္စေ (၌) ပဋ္ဌပေတိ-အပြားအားဖြင့် ဖြစ်စေတတ်၏” ဟု ဖွင့်၏။ ထို့ကြောင့် ပဗန္ဓတိကို “ပဝတ္တ- တိ” ဟု အဓိပ္ပာယ်ဖွင့်သည်။

တိ၊ ဒိဂုဏုဿာဟာ ဟူသောစကားကို။ ဒိဂုဏံ၊ ၂-ဆတက်သော။ ဝီရိယယောဂံ၊ ဝီရိယ၏ ယှဉ်ခြင်းကို။ သန္ဓာယ၊ ရှိ။ န ဝုတ္တံ၊ ဆိုအပ်သည်မဟုတ်။ ပန၊ အဟုတ်ကား။ အတ္တနော ဝေ၊ မိမိဟူသော စေတနာ၏ပင်။ ဗျာပါရကိစ္စဿ၊ ဗျာပါရကိစ္စ၏။ မဟန္တဘာဝံ၊ ကြီးမားသည်၏ အဖြစ်ကို။ (သန္ဓာယ ဝုတ္တံ။) [စာအုပ်များ၌ “မဟန္တဘာဝံ ဒီပေတိ” ဟု ပါဠိရှိ၏။ စာသွားထုံးစံ မကျပါ။] ဥဿာဟန ဘာဝေနာတိ၊ ကား။ အာဒရဘာဝေန^၁၊ လေးလေးစားစား၏ အဖြစ်ဖြင့်။ (ပဝတ္တမာနာ-၌ စပ်။) ဟိ၊ မှန်။ သာ၊ ထို စေတနာသည်။ သယံ၊ ကိုယ်တိုင်။ အာဒရဘူတာ၊ လေးစားသည် ဖြစ်၍ဖြစ်သည်။ (ဟုတော။) သမ္ပယုတ္တေ၊ သမ္ပယုတ်တရားတို့ကို။ အာဒရယတိ၊ လေးစားတတ်၏။ ဣတိ၊ ဤသို့ မှတ်အပ်၏။

အာရမ္မဏဿ၊ ကို။ ဥပလဒ္ဓိ၊ ရခြင်းသည်။ ဝိဇာနနံ၊ သညာ ပညာတို့ သိပုံမှတမျိုးတဖုံ သိခြင်းတည်း။ [အဓိပ္ပာယ်ကို သင်္ဂြိုဟ်ဘာသာဋီကာ၌ ပြထားပြီ။] သန္ဓဟနံ၊ သန္ဓဟန ဟူသည်။ စိတ္တန္တရဿ၊ တပါးသောစိတ်ကို။ အနုပ္ပဗန္ဓနံ၊ အစဉ်မပြတ်အောင် ဖွဲ့စပ်ခြင်းတည်း။ (အနန္တရသတ္တိဖြင့် နောက်နောက်စိတ်ဖြစ်အောင်ဖွဲ့စပ်ခြင်းတည်း။) ...စက္ခုနာ ဟိ ဒိဋ္ဌန္တိ၊ ကား။ စက္ခုနာ၊ စက္ခုပသာဒဖြင့်။ ဒဋ္ဌဗ္ဗံ၊ မြင်ထိုက်သော။ (ရူပါရမ္မဏံ-၌ စပ်။) ဒဋ္ဌဗ္ဗာဒိ၊ မြင်ထိုက်သောအာရုံအစရှိသည်ကို။ ဝါ၊ မြင်ထိုက်သောအာရုံ၊ ကြားထိုက်သောအာရုံ၊ သုံးပါးသော ဝိညာဉ်ဖြင့် ရောက်၍သိထိုက်သော အာရုံ၊ မနောဝိညာဉ်ဖြင့် သိထိုက်သောအာရုံကို။ ဒိဋ္ဌံ၊ ပ။ ဝိညာတန္တိ၊ ဟူ၍။ ဝုစ္စတိ ယထာ၊ ကဲ့သို့။ ဝေ၊ တူ။ ဣဓာပိ၊ ဤ စက္ခုနာ ဟိ ဒိဋ္ဌံ အစရှိသော ပါဠိ၌လည်း။ ဝေဒိတဗ္ဗံ၊ သိထိုက်၏။ [“ဒိဋ္ဌံ-သုတံ-မှတ်-ဝိညာတံ” တို့၌ တ-ပစ္စည်းသည် တဗ္ဗပစ္စည်း၏ အနက်ကို ဟောသကဲ့သို့။ ဤ “စက္ခုနာ ဟိ ဒိဋ္ဌံ” စသော ပါဠိရပ်ဝယ် “ဒိဋ္ဌံ” စသည်၌ တ-ပစ္စည်းလည်း တဗ္ဗပစ္စည်း၏အနက်ကို ဟောသည်-ဟူလို။]

စက္ခုနာ ဟိတိ အာဒိသု၊ တို့၌။ စက္ခုနာ ဒွါနေရာ၊ စက္ခုဒွါရဖြင့်။ ပ။ မနသာ ဒွါရေန၊ ဖြင့်။ ဣတိ အတ္ထော၊ ဤအနက်ကို။ (ဒဋ္ဌဗ္ဗော၊ ၏။) ... နာဂရဂုတ္တိကဿ၊ မြို့စောင့် ယောက်ျား၏။ (ဝိဘာဝနမတ္တံ) ဝိယ၊ လာလာသမျှသော

၁။ အာဒရဘာဝေန။ ။ အဋ္ဌကထာ၌ “သမ္ပယုတ္တာနံ” ဟု ဘာဝသမ္ပန်ပါ၏။ “အာဒရနံ၊ လေးလေးစားစားဖြစ်သော သမ္ပယုတ်တရားတို့၏+ဘာဝေ၊ ဖြစ်ကြောင်း ဖြစ်ရာတည်း။ အာဒရဘာဝေ” ဟု ပြု၊ ဤစေတနာကြောင့် သမ္ပယုတ်တရားသည် အာရုံကို လေးလေးစားစား ပြုကြရ၏။ ထိုသို့ အာဒရတို့၏ဖြစ်ကြောင်း ဟူသည် ဤစေတနာပင်တည်း။ ဤသို့ “အာဒရတို့၏ဖြစ်ကြောင်း” ဖြစ်လျှင် ဤ စေတနာသည် သမ္ပယုတ်တရားတို့ကို လေးလေးစားစား အာရုံကို ယူစေရာရောက်၏။ ထို့ကြောင့် “သာ ဟိ။ ပ။ အာဒရယတိ” ဟု ဖွင့်သည်။

လူတို့ကို ထင်စွာ ဖြစ်စေခြင်းမျှကဲ့သို့။ စိတ္တဿ၊ ၎င်း။ အာရမ္မဏဿ၊ ကို။ ဝိဘာဝ-
 နမတ္တံ၊ ထင်စွာ ဖြစ်စေခြင်းမျှသည်။ ဥပဓာရဏမတ္တံ၊ မှတ်သားခြင်းမျှသည်။
 ဥပလဒ္ဓိမတ္တံ၊ ရခြင်းမျှသည်။ ကိစ္စံ၊ ကိစ္စတည်း။ အာရမ္မဏ။ပ။ပစ္စာဘိညာဏာဒိ၊
 အာရုံကို ထိုးထွင်း၍ သိခြင်း၊ ရှေးအမှတ်ဖြင့် နောက်ထပ်သိခြင်း အစရှိသော၊
 ကိစ္စံ ပန၊ ကိစ္စသည်ကား။ ပညာသညာဒိနံ၊ ပညာ သညာ အစရှိသည်တို့၏။
 ကိစ္စံ၊ တည်း။ ဣတိ၊ သို့။ ဝေဒိတဗ္ဗံ၊ ၎င်း။ [စိတ်နှင့် ပညာ သညာတို့ သိပုံ
 အထူးကို ပြသည်။ ဤအဓိပ္ပာယ်ကို သင်္ဂြိုဟ်ဘာသာဋီကာ၌ ပြထားပြီ။]

ပုရိမနိဒ္ဓိဋ္ဌတိ၊ ကား။ သမယဝဝတ္ထာနေ၊ သမယ ဝဝတ္ထာန်ခန်း၌။ နိဒ္ဓိဋ္ဌ-
 ညွှန်ပြအပ်ပြီးသော စိတ်ကို။ (ပုနုဝုတ္တံ-၌ စပ်။)....ဘာဝေန္တော၊ ရူပပပတ္တိယာ
 မဂ္ဂံ ဘာဝေတိ၌ ကတ္တားဖြစ်သော ဘာဝေန္တပုဂ္ဂိုလ်သည်။ (န ဥပ္ပဇ္ဇတိ)ဝိယ၊
 တရားကိုယ်အားဖြင့် မဖြစ်သကဲ့သို့။ (တထာ၊ တူ။ စိတ္တံ၊ သည်။) န ဥပ္ပဇ္ဇတိ၊
 မဖြစ်သည်ကား။ န၊ မဟုတ်။ ကိန္တု၊ စင်စစ်ကား။ ဥပ္ပဇ္ဇတိ၊ တရားကိုယ်အား
 ဖြင့် ဖြစ်၏။ ဣတိ၊ ဤအနက်ကို။ ဒဿေတံ၊ ငှာ။ စိတ္တံ ဟောတိတိ၊ ဟူ၍။
 ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ ဣတိ တေ၊ ဤ အဋ္ဌကထာ စကားသည်။ (ယုဇ္ဇေယျ-
 ၌ စပ်။) ဟောတိသဒ္ဓဿ စ၊ ၎င်းလည်းကောင်း။ ဥပ္ပဇ္ဇတိ သဒ္ဓဿ စ၊ ၎င်းလည်း
 ကောင်း။ 'သမာနတ္ထတ္ထေ။တူသောအနက် ရှိသည်၏အဖြစ်သည်။ သတိ၊ သော်။
 ယုဇ္ဇေယျ၊ သင့်ရာ၏။

'စ၊ ထိုသို့ပင် သင့်ရာပါသော်လည်း။ တဒတ္ထတ္ထေ၊ ထို တူသောအနက်
 ရှိသည်၏ အဖြစ်သည်။ (သတိ။) တတ္ထ၊ ထိုသမယဝဝတ္ထာန်ခန်း၌။ ဥပ္ပန္နံ
 ဟောတိတိ၊ဟူ၍။ န ဝုဇ္ဇေယျ၊ဟောတော်မူအပ်ရာ။ဟိ၊မှန်။ ဥပ္ပန္နံ ဥပ္ပဇ္ဇတိတိ၊
 ဥပ္ပန္နံ ဥပ္ပဇ္ဇတိဟူ၍။ ဝတ္ထု၊ဟောတော်မူခြင်းငှာ။ န ယုတ္တံ၊ မသင့်။ စ၊ဆက်။
 စိတ္တဿ၊၎င်း။ ဥပ္ပန္နတော၊ ဥပ္ပန္န၏ အဖြစ်ကို။ သမယဝဝတ္ထာနေ၊၌။ ဝုတ္တာ ဝေ၊
 ဟောတော်မူအပ်ပြီးသည်သာ။ ဣတိ၊ကြောင့်။ တဿ၊ ထို ဟောတော်မူအပ်ပြီး

၁။ သမာနတ္ထတ္ထေ သတိ ယုဇ္ဇေယျ။ ။သမယဝဝတ္ထာန်ခန်း၌ "စိတ္တံ ဥပ္ပန္နံ ဟောတိ"
 ဟု ဟောတော်မူခဲ့၏။ ဓမ္မဒ္ဓေသဝါရဋ္ဌ "စိတ္တံ ဟောတိ" ဟု ဟောတော်မူ၏။အဋ္ဌကထာ
 ဆရာ၏ စကား၌ လိုရင်းကို ကောက်ချက်ချလျှင် "စိတ္တံ ဟောတိ" ၌ "ဟောတိ" ကြိယာ
 နှင့် စိတ္တံ ဥပ္ပန္နံ ဟောတိတုန်းက ဥပ္ပဇ္ဇနကြိယာသည် အနက်အဓိပ္ပာယ် တူရာရောက်
 ၏။ ထိုသို့ တူရာရောက်သည့်အတိုင်း တကယ်တူလျှင် သင့်မြတ်စရာရှိပါ၏-ဟုလို။

၂။ တဒတ္ထတ္ထေ စ။ပ။န ဝုဇ္ဇေယျ။ ။တဖန်စဉ်းစားဖွယ် ရှိပြန်၏။-ဟောတိကြိယာ
 သည် ဥပ္ပန္နံ ဟောတိ၏ အဘိချုပ်ဖြစ်သော "ဥပ္ပဇ္ဇတိ" ကြိယာနှင့် အနက်တူလျှင် ဥပ္ပန္နံ
 ဟောတိသည် "ဥပ္ပန္နံ ဥပ္ပဇ္ဇတိ" ဟု ဆိုခြင်းနှင့် သဘောတူသောကြောင့် "ဥပ္ပန္နံ
 ဟောတိ" ဟု ဟောတော်မူသင့်-ဟု ထပ်ဆင့်၍ အပြစ်ပြုပြန်သည်။

ဖြစ်သော စိတ်၏။ ပုန၊ တဖန်။ ဥပ္ပတ္တိဒဿနေန၊ ဖြစ်ပုံကို ပြခြင်းဖြင့်။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။

[(တနည်း) “ကသ္မာ န ဝုဇ္ဇေယျ၊ နည်း။ ဟိ(ယသ္မာ)။ပ။ဥပ္ပတ္တိ ဒဿနေန၊ ဖြင့်။ ကိံ၊ နည်း။ (အကျိုးမရှိပါ-ဟူလို။) တသ္မာ န ဝုဇ္ဇေယျ” ဤသို့လည်း တနည်းပေးပါ။ ဤစကားဖြင့် “ယထာ စ။ပ။ရူပပတ္တိယာ” စသော ဥပမာန ၏ ဥပမေယျကို အပြစ်ပြသည်။]

စ၊ သည်သာ မကသေး။ (အပြစ်ပြစရာရှိသေး၏-ဟူလို။) ယေန၊ အကြင် စိတ်ဖြင့်။ (“စိတ္တံ ဥပ္ပန္နံ ဟောတိ” ဌံ ပါဝင်သောစိတ်ဖြင့်။) သမယဝဝတ္ထာနံ၊ သမယကို ပိုင်းခြား မှတ်သားခြင်းကို။ ကတံ၊ ပြုအပ်ပြီ။ တဿ၊ ထို စိတ် ကို။ နိဒ္ဒေသော၊ အကျယ် ညွှန်ပြခြင်းသည်။ ဝါ၊ ကို။ (“ကတမံ တသ္မိံ သမယေ စိတ္တံ” ဟု အကျယ်ညွှန်ပြခြင်းကို။) ကာတံ၊ ငှာ။ န သက္ကာ၊ မတတ် ကောင်းသည်ကား။ န၊ မဟုတ်။ (သက္ကာ ဝေ။) ဣတံ၊ ကြောင့်။ တံ နိဒ္ဒေသတ္ထံ၊ ထိုစိတ်ကို အကျယ်ပြခြင်းအကျိုးငှာ။ ဒုတိယေန၊ ဒုတိယဖြစ်သော။ ဥဒ္ဓေသေန၊ စိတ္တံ ဟောတိ ဟူသော ဥဒ္ဓေသဖြင့်။ ကိံ၊ အဘယ်အကျိုး ရှိအံ့နည်း။ [ဤစကား ဖြင့် “ဥဒ္ဓေသဝါရေ သင်္ဂဏှနတ္ထံ နိဒ္ဒေသဝါရေ ဝိဘဇနတ္ထံ” တို့ကို ပယ်သည်။]

စ၊ သည်သာ မကသေး။ နိဒ္ဒေသေနော၊ နိဒ္ဒေသဖြင့်ပင်။ စိတ္တဿ၊ ၏။ ဖဿာဒီဟိ၊ တို့မှ။ အညတ္တံ စ၊ တမျိုးတခြား၏ အဖြစ်သည်လည်း။ သိဇ္ဈတိ၊ ပြီးစီး၏။ ဣတံ၊ ကြောင့်။ တဒတ္ထေန၊ ထို ဖဿ စသော တရားတို့မှ တမျိုး၏ အဖြစ်ကို ပြခြင်းအကျိုးရှိသော။ ပုန ဝစနေန၊ နောက်ထပ်ဟောအပ်သော စိတ္တံ ဟောတိ ဟူသောစကားဖြင့်။ ကိံ၊ အဘယ်အကျိုး ရှိအံ့နည်း။ [ဤစကားဖြင့် “ဖဿာဒီဟိ အတ္တတော အညမေဝ တံ ဟောတိတိ ဣမဿတ္ထဿ ဒီပနတ္ထာယ” ကို ပယ်သည်။]

[ယခုအခါ မိမိ၏ဝါဒကို ပြလိုသော ဋီကာဆရာသည် “အညပ္ပယောဇနတ္တာ” စသည်ကို မိန့်။] ပန၊ စင်စစ်ကား။ ပုရိမဿ၊ ရှေးဖြစ်သော။ စိတ္တဝစနဿ၊ စိတ်ကို ဟောတော်မူခြင်း၏။ (“စိတ္တံ ဥပ္ပန္နံ ဟောတိ” ဟု ဟောတော်မူခြင်း၏။) အညပ္ပယောဇနတ္တာ၊ အဋ္ဌကထာ၌ပြအပ်သော အကျိုးမှ တပါးသောအကျိုး ရှိသည်၏ အဖြစ်ကြောင့်။ ပစ္ဆိမံ၊ နောက်ဖြစ်သော စိတ္တံ ဟောတိ ဟူသော စကားကို။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ ဟိ၊ ချဲ့။ ပုရိမံ၊ ရှေးဖြစ်သောစိတ်ကို။ သမယဝဝတ္ထာနတ္ထမေဝ၊ သမယကို ပိုင်းခြား မှတ်သားခြင်းအကျိုးငှာသာ။ ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။ ဝဝတ္ထိတသမယေ၊ ပိုင်းခြားအပ်ပြီးသောသမယ၌။ ဝိဇ္ဇမာနဓမ္မဒဿနတ္ထံ၊ ထင်ရှားရှိသော ဓမ္မကို ပြတော်မူခြင်းအကျိုးငှာ။ န ဝုတ္တံ၊

ဟောတော်မူအပ်သည်မဟုတ်။ ဣတရဉ္စ၊ ရှေ့စိတ်မှတစ်ပါးသော နောက်စိတ်ကို လည်း။ တသ္မိံ သမယေ၊ ထို ပိုင်းခြားအပ်ပြီးသော သမယ၌။ ဝိဇ္ဇမာနဓမ္မဒဿ နတ္ထံ၊ ငှာ။ ဝုတ္တံ၊ ပြီ။ သမယဝဝတ္ထာနတ္ထံ၊ ငှာ။ န ဝုတ္တံ၊ ဟောတော်မူအပ် သည် မဟုတ်။ စ၊ ဆက်။ အညဒတ္ထံ၊ တပါးသော အကျိုးရှိသော။ ဝစနံ၊ သဒ္ဓါသည်။ အညဒတ္ထံ၊ တပါးသော အကျိုးကို။ န ဝဒတိ၊ မဟောနိုင်။ [သမယ ဝဝတ္ထာန အကျိုးရှိသော စိတ္တံ ဥပ္ပန္နံ-သဒ္ဓါသည် ဝိဇ္ဇမာနဓမ္မဒိပန အကျိုးကို မဟောနိုင်။] စ၊ ဆက်။ လေသေန၊ အမြက်အားဖြင့်။ ဝုတ္တော၊ ဟောအပ်ပြီ။ ဣတိ ကတွာ၊ ဤသို့ နှလုံးပြု၍။ မဟာကာရုဏိကော၊ ကြီးမြတ်သော ကရုဏာရှင် ဖြစ်တော်မူသော မြတ်စွာဘုရားသည်။ အတ္ထံ၊ အနက်အဓိပ္ပာယ်ကို။ ပါကဋ္ဌံ၊ ထင်ရှားအောင်။ န ကရေတိ၊ ပြုတော်မူသည်ကား။ န၊ မဟုတ်။ (ကရေတိ ဝေ။) ဣတိ၊ မှတ်အပ်၏။ ။ ဖဿပဉ္စမကရာသိဝဏ္ဏနာ၊ သည်။ နိဋ္ဌိတာ။

ဈာနင်္ဂရာသိအပွင့်

ဝိတက္ကတိတိ၊ ဝိတက္ကတိ ဟူသော ပါဠိဖြင့်။ ဓမ္မတော၊ ဝိတက်ဟူသော တရားမှ။ အညဿ၊ အခြားသော။ ကတ္တု၊ အတ္တဟူသော ကတ္တားကို။ နိဝတ္တ နတ္ထံ၊ နစ်စေခြင်းအကျိုးငှာ။ ဓမ္မမေဝ၊ ဝိတက်ဟူသော ဓမ္မကိုပင်။ ကတ္တာရံ၊ ကတ္တားဟူ၍။ နိဒ္ဓိသတိ၊ ညွှန်ပြ၏။ ပန၊ ကား။ တဿ၊ ထိုဝိတက်၏။ ဝသဝတ္တိ ဘာဝ နိဝါရဏတ္ထံ၊ အလိုသို့ လိုက်စေတတ်သည်၏အဖြစ်ကို တားမြစ်ခြင်း အကျိုးငှာ၊ ဝိတက္ကနံ ဝါတိ၊ ဟူ၍။ ဘာဝနိဒ္ဓေသော၊ ဘာဝသာဓနဖြင့် ညွှန်ပြခြင်းသည်။ (ဟောတိ။) [“စိန္တေတိတိ စိတ္တံ၊ စိန္တနံ စိတ္တံ” ဟု ဝိဂြိုဟ်ပြုရခြင်း ၌ ပြခဲ့သော သြဂြိုဟ်ဘာသာဋီကာ အဓိပ္ပာယ်သည် ဤဋီကာကိုမှီးသော အဓိပ္ပာယ် ပင့်တည်း။]

ရူပံ ရူပန္တိ၊ အဆင်း အဆင်းဟူ၍ လည်းကောင်း။ [ရိုးရိုးအာရုံကို မြင် ရာ၌ တီးခေါက်ပုံတည်း။] ပထဝီ ပထဝီတိ ဝါ၊ ပထဝီ ပထဝီ ဟူ၍လည်း

၁။ န စ လေသေန။ ပ။ န ကရေတိ။ ။ လေသေနကို “ပဓာနနယေန” ဟု မရဖွင့်၏။ ငမိကား “စိတ္တံ ဥပ္ပန္နံ ဟောတိ” တုန်းက “စိတ်၏ဖြစ်ခြင်းကို ဟောပြီးပြီ” ဟု နှလုံးသွင်း တော်မူခြင်းကို “လေသ-အနည်းငယ်သော အကြောင်းပြု” ဟု ဆိုလိုမည်ထင်သည်။ လေသကိုလည်း ဣတိ ကတွာ (န) န ကရေတိ-၌ စပ်ပါ။ ထိုသို့သော အမြက်အားဖြင့် မဟာကာရုဏိက ဖြစ်တော်မူသော မြတ်စွာဘုရားသည် စိတ်၏ ဖြစ်ပေါ်ပါဝင်ကြောင်း ထင်ရှားအောင် “စိတ္တံ ဟောတိ” ဟု နောက်ထပ် ဟောတော်မူပဲ မနေပါ။ ဧကန်ဟော တော်မူမည်သာ ဖြစ်ပါသည်-ဟုလို။

ကောင်း။ [ပထဝီကသိုဏ်းကို စီးဖြန်းရာ၌ တီးခေါက်ပုံတည်း။] အာကောဇေ-
 န္ဓော ဝိယ၊ တီးခေါက်သကဲ့သို့။ ဟောတိ၊ ဤ။ ကြောင့်။ အာကောဇေန
 လက္ခဏော၊ အာရုံကို ရှေးဦးစွာ တီးခေါက်ခြင်းလက္ခဏာ ရှိ၏။ အာဒိတော၊
 အစ၌။ ဝါ၊ ရှေးဦးစွာ။ ဝါ၊ တနည်း။ အဘိမုခံ၊ ရှေးရှု။ ဟနနံ၊ တီးခေါက်
 ခြင်းသည်။ အာဟနနံ၊ အာဟနန မည်၏။ ပရိတော၊ ထက်ဝန်းကျင်၌။ ဝါ၊
 တနည်း။ ပရိဝတ္တေတွာ၊ လှည့်ပတ်၍။ အာဟနနံ၊ တီးခေါက်ခြင်းသည်။
 ပရိယဟနနံ၊ မည်၏။

ဝိစာရတော၊ ဝိစာရထက်။ သြဋ္ဌာရိကဋ္ဌေန၊ အာရုံကိုယူရာ၌ ကြမ်းတမ်း
 သည်၏အဖြစ်ကြောင့် လည်းကောင်း။ ဝိစာရဿေဝ၊ ဝိစာရ၏ပင်။ ပုဗ္ဗင်္ဂမဋ္ဌေန၊
 ရှေ့သွား၏အဖြစ်ကြောင့်လည်းကောင်း။ အနုရဝတော၊ ကြေညည်းသံထက်။
 သြဋ္ဌာရိကော၊ ကြမ်းတမ်းသည်လည်းဖြစ်သော။ တဿ၊ ထိုကြေးညည်းအသံ၏။
 ပုဗ္ဗင်္ဂမော စ၊ ရှေ့သွားလည်းဖြစ်သော။ ဗဏ္ဍာဘိဿာတော ဝိယ၊ ခေါင်းလောင်း
 ၏ ရှေးဦးစွာ ထိုးခတ်ခြင်းကြောင့်ဖြစ်သော အသံကဲ့သို့။ ဝိတက္ကော၊ သည်။
 ဟောတိ။ ဗဏ္ဍာဘိဿာတော၊ ခေါင်းလောင်း၏ ထိုးခတ်ခြင်းကြောင့်ဖြစ်သော
 အသံသည်။ ပဌမာဘိနိပါတော၊ ရှေးဦးစွာ ကျရောက်ခြင်းရှိသည်။ (ရှေးဦးစွာ
 ဖြစ်ခြင်းရှိသည်။) ဟောတိ ယထာ၊ ဧဝံ။ သော၊ ထို ဝိတက်သည်။ အာရမ္မဏာ
 ဘိမုခ နိရောပနဋ္ဌေန၊ အာရုံသို့ ရှေးရှုတင်တတ်သည်၏ အဖြစ်ကြောင့်။ ပဌမာဘိ
 နိပါတော၊ အာရုံ၌ ရှေးဦးစွာ ကျရောက်ခြင်းသဘောသည်။ ဟောတိ။

ဝိပ္ပာရဝါတိ၊ ကား။ ဝိစလနယုတ္တော၊ အထူးသဖြင့် လှုပ်ရှားခြင်းနှင့် ယှဉ်
 ၏။ အနုပုဗ္ဗန္ဓေန ပဝတ္တိယန္တိ၊ ကား။ ဥပစာရေ ဝါ၊ ဥပစာရ အခိုက်၌သော်
 လည်းကောင်း။ အပုနာယံ ဝါ၊ အပုနာ အခိုက်၌ သော်လည်းကောင်း။
 သန္တာနေန၊ အစဉ်အားဖြင့်။ ပဝတ္တိယံ၊ ဖြစ်ရာအခါ၌။ (အတိဝိယ ယုဇ္ဇတိ-၌
 စပ်။) ဟိ၊ မှန်။ တတ္ထ၊ ထို အစဉ်အားဖြင့် ဖြစ်ရာအခါ၌။ ဝိတက္ကော၊ သည်။
 နိစ္စလော၊ မတုန်လှုပ်သည်။ ဟုတွာ။ အာရမ္မဏံ၊ သို့။ အနုပဝိသိတွာ၊ အစဉ်
 အတိုင်း သက်ဝင်၍။ ပဝတ္တိတိ၊ ၏။ ... မဏ္ဍလန္တိ၊ ကား။ ခလမဏ္ဍလံ၊ ကောက်
 နယ် တလင်းဝိုင်းကို။ (ကရောန္တဿ-၌ စပ်။)

ပိဏယတိတိ၊ ကား။ တပေတိ၊ နှစ်သက်စေတတ်၏။ ဝါ၊ ကား။ ဝဗ္ဗေတိ၊
 တိုးပွားစေတတ်၏။ ဖရဏရသာတိ၊ ကား။ ပဏိတရူပေဟိ၊ ပဏိတရုပ်တို့ဖြင့်။
 ကာယဿ၊ ကိုယ်ကို။ ဗျာပနရသာ၊ ပျံ့နှံ့စေခြင်း ကိစ္စရှိ၏။ ဥဒဂ္ဂဘာဝေ ဝါ၊
 တက်ကြွသောစိတ် ရှိသည်၏အဖြစ်သည်။ သြဒဂျံ၊ သြဒဂျ မည်၏။ .. ခုဒ္ဒိကာ၊
 ခုဒ္ဒိကာပီတိသည်။ လဟံ၊ လျင်စွာ။ လောမဟံသနမတ္တံ၊ အမွှေးတို့၏ ရှင်ခြင်းမျှ
 ကို။ (ကြက်သီးမွှေးညင်း ထခြင်းမျှကို။) ကတွာ၊ ၍။ ဘိန္နာ၊ ပျက်၏။ ပုန၊

တဖန်။ န ဥပ္ပဇ္ဇတိ၊ မဖြစ်။ ခဏိကာ၊ ခဏိကာပီတိသည်။ ဗဟုလံ၊ ကြိမ်ဖန်များစွာ။ ဥပ္ပဇ္ဇတိ၊ ၏။ ဥဗ္ဗေဂတော၊ ဥဗ္ဗေဂါပီတိထက်။ ဖရဏာ၊ ဖရဏာပီတိသည်။ နိစ္စလတ္တာ၊ မတုန်လှုပ်သည်၏ အဖြစ်ကြောင့်လည်းကောင်း။ စိရဋ္ဌိတိကတ္တာ စ၊ ကြာမြင့်စွာ တည်ခြင်းရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း။ ပုဏိတတရာ၊ သာ၍ မှန်မြတ်၏။

ပဿဒ္ဓိယာ၊ ပဿဒ္ဓိ၏။ နိမိတ္တဘာဝေန၊ အကြောင်း၏ အဖြစ်ဖြင့်။ ဂပ္ပံ၊ ကိုယ်ဝန်ကို။ ဂဏှန္တိ၊ ယူလတ်သော်။ (ပရိပူရေတိ-၌ စပ်။) ... အပ္ပနာသမ္ပယုတ္တာဝ၊ အပ္ပနာစျာန်နှင့် ယှဉ်သည်သာလျှင်ဖြစ်သော။ ပီတိ၊ သည်။ အပ္ပနာသမာဓိပူရိကာ၊ အပ္ပနာသမာဓိကို ပြည့်စေနိုင်၏။ ဣတိ ကတွာ၊ ဤသို့ နှလုံးပြု၍။ သာ၊ ထို အပ္ပနာသမာဓိပူရိကာပီတိကို။ ထပိတာ၊ ချန်ထားအပ်ပြီ။ ဣတရာ၊ အပ္ပနာသမာဓိပူရိကာပီတိမှ တပါးကုန်သော။ ဒွေ၊ ကုန်သော။ ခဏိကောပစာရသမာဓိပူရိကာ၊ ခဏိကသမာဓိ ဥပစာရသမာဓိကို ပြည့်စေတတ်ကုန်သော။ ပီတိ၊ တို့သည်။ (ယုဇ္ဇန္တိ-၌ စပ်။)

သမာဓိစိတ္တေနာတိ၊ ကား။ သမာဓိသဟိတစိတ္တေန၊ သမာဓိနှင့်တကွ ဖြစ်သော စိတ်ကြောင့်။ ... အတ္တနော ဝေ၊ မိမိ၏သာလျှင်။ (ဝေဖြင့် သမ္ပယုတ္တဓမ္မကို ကုန်၏။) အဝိသရဏသဘာဝေါ၊ မပျံ့လွင့်ခြင်း သဘောသည်။ အဝိသာရော၊ အဝိသာရ မည်၏။ သမ္ပယုတ္တာနံ၊ သမ္ပယုတ်တရားတို့၏။ အဝိက္ခိတ္တတာ၊ မပျံ့လွင့်ကုန်သည်၏ အဖြစ်သည်။ အဝိက္ခေပေါ၊ အဝိက္ခေပ မည်၏။ ယေန၊ အကြင် သမာဓိတရားနှင့်။ သမ္ပယုတ္တာ၊ သမ္ပယုတ်ဖြစ်သော တရားတို့သည်။ အဝိက္ခိတ္တာ၊ အထူးထူး အပြားပြား မပစ်လွှင့်အပ်ကုန်သည်။ ဝါ၊ မပျံ့လွင့်ကုန်သည်။ ဟောန္တိ၊ ကုန်၏။ သော ဓမ္မော၊ ထို သမာဓိတရားသည်။ အဝိက္ခေပေါ၊ မည်၏။ ဣတိ၊ မှတ်အပ်၏။

ဝိသေသတောတိ၊ ကား။ ယေဘုယျေန၊ များသောအားဖြင့်။ (တနည်း) ဝိသေသတောတိ ပဒဿ၊ ၏။ ယေဘုယျေနာတိအတ္ထော၊ ယေဘုယျေန ဟူသော အနက်ကို။ ဒဋ္ဌဗ္ဗော၊ ဟိ၊ မှန်။ (တနည်း-ကသ္မာ ဝိသေသတောတိ ပဒဿ ယေဘုယျေနာတိ အတ္ထော။ ဒဋ္ဌဗ္ဗော၊ နည်း။) ဟိ (ယသ္မာ)။ သုခဝိရဟိတောပိ၊ သုခမ္ပ ကင်းသည်လည်းဖြစ်သော။ သမာဓိ၊ စတုတ္ထစျာန် သမာဓိသည်။ အတ္ထိ၊ ဣတိ၊ ကြောင့်။ (ဝိသေသတောတိ ပဒဿ ယေဘုယျေနာတိ အတ္ထော ဒဋ္ဌဗ္ဗော။) ပဒီပနိဒဿနေန၊ ဆီမီးဥပမာကို ညွှန်ပြခြင်းဖြင့်။ သမာဓိဿ၊ ၏။ သန္တာနဋ္ဌိတ်ဘာဝံ၊ စိတ်အစဉ်၏ တည်ကြောင်း၏ အဖြစ်ကို။ ဒဿေတိ၊ ၏။ ။ စျာနဂ်ရာသိ ဝဏ္ဏနာ၊ သည်။ နိဋ္ဌိတာ။

ဣန္ဒြိယ ရာ သီ အ ဖွင့်

သဒ္ဓဟန္တိ တောယာတိ၊ ဟူသောပါဠိဖြင့်။ သဒ္ဓဟနကိရိယာယ၊ ယုံကြည်ခြင်းကိရိယာအားဖြင့်။ ပဝတ္တမာနစနံ၊ ဖြစ်ကုန်သော။ ဓမ္မာနံ၊ သမ္မယုတ်တရားတို့အား။ တတ္ထ၊ ထို အဓိမောက္ခ လက္ခဏာ၌။ အာဓိပစ္စဘာဝေန၊ အကြီးအကဲ၏ အဖြစ်ဖြင့်။ သဒ္ဓါယ၊ သဒ္ဓါ၏။ ပစ္စယတံ၊ ကျေးဇူးပြုတတ်သည်၏ အဖြစ်ကို။ ဒဿေတိ၊ ၏။ ဟိ၊ မှန်။ တဿ၊ ထိုသဒ္ဓါ၏။ ဓမ္မာနံ၊ သမ္မယုတ်တရားတို့အား။ 'တထာ' ပစ္စယဘာဝေ၊ ထို ယုံကြည်ခြင်းကိရိယာ၌ အကြီးအကဲ၏ အဖြစ်ဖြင့် ကျေးဇူးပြုတတ်သည်၏ အဖြစ်သည်။ သတိ၊ သော်။ ပုဂ္ဂလော၊ သည်။ သဒ္ဓဟ-တီတိ ဝေ၊ ဟာရော၊ ယုံကြည်တတ်သူ ဟု ခေါ်ဝေါ်အပ်သော အမည်ရှိသည်။ ဟောတိ၊ ၏။ ပသဒ္ဓနိယ ဌာနေသု၊ ယုံကြည်ထိုက်သော အရာဝတ္ထုတို့၌။ (ဘုရား အစရှိသော အာရုံတို့၌။) ပသာဒဿ၊ ယုံကြည်ခြင်း၏။ ပဋိပက္ခဘူတံ၊ ဆန့်ကျင်ဘက် ဖြစ်၍ဖြစ်သော။ အကုသလံ၊ သည်။ အဿဒ္ဓိယံ၊ အဿဒ္ဓိယ မည်၏။ မိစ္ဆာဓိမောက္ခော စ၊ မိစ္ဆာဓိမောက္ခ သည်လည်း။ (အဿဒ္ဓိယံ၊ မည်၏။) ပသာဒဘူတော၊ ယုံကြည်ခြင်းသဘော ဖြစ်၍ဖြစ်သော။ ဝတ္ထုဂတော၊ ဘုရား အစရှိသော တည်ရာအာရုံ၌ဖြစ်သော။ နိစ္ဆယော၊ ဆုံးဖြတ်ခြင်းသဘောသည်။ အဓိမောက္ခလက္ခဏံ၊ အဓိမောက္ခ၏ လက္ခဏာတည်း။ န ယေဝ၊ ပနကာဓိ-မောက္ခော၊ ယေဝ၊ ပနကာဓိမောက္ခစေတသိက် မဟုတ်။ ဣတိ၊ မှတ်အပ်၏။

ဣန္ဒြိယံ ကာရေတီတိ၊ ကား။ မံ၊ ငါ့ကို။ အန္တရေန၊ ကြည့်၍။ တုမ္မာကံ၊ အသင် သမ္မယုတ်တရားတို့၏။ ဝါ၊ အသင် သမ္မယုတ်တရားတို့မှာ။ အဓိမုစ္စနံ၊ စွဲစွဲမြဲမြဲ သက်ဝင်ခြင်းသည်။ (ဝါ၊ ဆုံးဖြတ်ခြင်းသည်။) နတ္ထိ၊ မရှိနိုင်။ မယာ၊ ငါဖြင့်။ သဒ္ဓဟထ၊ ယုံကြည်ကြရကုန်၏။ ဣတိ ဝိယ၊ ဤသို့ မပြောသော် လည်း ပြောသကဲ့သို့။ သမ္မယုတ္တဓမ္မေ၊ တို့ကို။ အတ္တာနံ၊ မိမိသို့။ အနုဝတ္တေတိ၊ လိုက်စေတတ်၏။ [“ဣန္ဒြိယံ ကာရေ-မိမိကို အစိုးရသူ၏အဖြစ်ကို ပြုစေ” ဟူ သည် “မိမိ၏သဘောကို လိုက်ပါစေခြင်းတည်း” ဟူလို။] သေသေသုပိ၊ ကြွင်း သော ဝီရိယိန္ဒြေ အစရှိသော တရားတို့၌လည်း။ ဝေ၊ ဤအတူတည်း။

ပက္ခန္ဓနန္တိ၊ ကား။ သံသီဒနံ၊ ကောင်းစွာ သက်ဝင်ခြင်းတည်း။ [ပက္ခန္ဓန အရ “သကုဏာ ပက္ခန္ဓန္တိ” ၌ကဲ့သို့ ပျံ့ခြင်းအနက်ကို ယူမည်စိုး၍ “သံသီဒနံ” ဟု ဖွင့်သည်။] ပကော၊ ပက် ညွှန်ဟူသည်။ ကဒ္ဓမတော၊ ကဒ္ဓမ ညွှန်ထက်။ သနိဘူတော၊ တခဲနက် ဖြစ်၍ဖြစ်သည်။ (ပြစ်ချဲ့သည်။) ဟောတိ၊ ၏။ ပဏကံ၊ ပဏက ဟူသည်။ ပိစ္ဆိလံ၊ ပြစ်ချဲ့သော။ ဥဒကမလံ၊ ရေ၏ အညစ်အကြေး

(ရေညှိ) တည်း။ ...ပိတံ၊ သောက်ထိုက်သော။ ဥဒကံ၊ ရေကို။ [အာဟရထ-
၌ စပ်။ အဋ္ဌကထာစာအုပ်များ၌ “ပါနိယံ” ဟု ရှိ၏။]

ဩကပ္ပနုလက္ခဏာတံ၊ ကား။ အနုပဝိသိတွာ၊ သဒ္ဓေယျဝတ္ထုတို့၌ အစဉ်
အတိုင်း သက်ဝင်၍။ တေံ၊ ဤ ဝတ္ထုသည်။ ဝေံ၊ ဤအတိုင်း မှန်၏။ ဣဘိံ၊
သို့။ ကပ္ပနုလက္ခဏာ၊ ပြုစီမံခြင်း လက္ခဏာရှိ၏။ ဝါ၊ ဆုံးဖြတ်ခြင်း လက္ခဏာ
ရှိ၏။ (ရှေးက “ကပ္ပနု၊ ယံကြည်ခြင်း” ဟု ပေးကြ၏။) အကလုသဘာဝေါ၊
မနောက်ကျသည်၏ အဖြစ်သည်။ အကလုသိယံ၊ မည်၏။ [ဘာဝအနက်၌
ဏှပစ္စည်းသက်၊ အ-ကို ဣပ္ပ။] အနာဝိလဘာဝေါ၊ မနောက်ကျသည်၏
အဖြစ်သည်။ ဣတိ အတ္ထော။ [ထို မနောက်ကျခြင်းဟူသည် ကြည်လင်ခြင်း
တည်း။ ထို့ကြောင့် သဒ္ဓါကို “ယံ” ဟု လည်းကောင်း၊ “ကြည်” ဟု လည်း
ကောင်း အဓိပ္ပာယ် ၂-မျိုး မှတ်ရသည်။]

ဗုဒ္ဓာဒိဝတ္ထုနိ၊ ဘုရား အစရှိသော ဝတ္ထုတို့သည်။ (အာဒိဖြင့် ဓမ္မ၊ သံဃ၊
ကမ္မ၊ ကမ္မဖလတို့ကို ယူ။) သဒ္ဓေယျာနိ၊ -ယျတို့ မည်၏။ ...သပ္ပုရိသုပ။ပ။ပဋိ-
ပတ္တိယော၊ သူတော်ကောင်းတို့ကို မှီခိုဆည်းကပ်ခြင်း၊ သူတော်ကောင်းတို့၏
တရားကို ကြားနာခြင်း၊ အသင့်အားဖြင့် နှလုံးသွင်းခြင်း၊ လောကုတ္တရာ ၉-ပါး
အားလျော်သော အကျင့်ကိုကျင့်ခြင်းတို့သည်။ သောတာပတ္တိယဂ်ါနိ၊ သောတာ
ပတ္တိမဂ်၏ အကြောင်းအင်္ဂါတို့တည်း။

ကုသလဓမ္မာနံ၊ ကုသိုလ်တရားတို့ကို။ အာဒါနေ၊ ယူခြင်း၌။ ဟတ္ထော ဝိယ၊
လက်နှင့်တူ၏ ဟူ၍လည်းကောင်း။ သဗ္ဗသမ္ပတ္တိနိပ္ပာဒနေ၊ အလုံးစုံသော
သမ္ပတ္တိကို ပြီးစေခြင်း၌။ ဝိတ္တံ ဝိယ၊ အရင်းအနှီး ဥစ္စာနှင့်တူ၏ ဟူ၍လည်း
ကောင်း။ အမတကသိဖလဖလနေ၊ လယ်ထွန်ခြင်းကြောင့် ရ နှစ်သော အမြိုက်
သီးကို သီးစေခြင်း၌။ ဗိဇံ ဝိယ၊ မျိုးစေ့နှင့်တူ၏ ဟူ၍လည်းကောင်း။ ဒဋ္ဌဗ္ဗာ၊
မှတ်ထိုက်၏။ [“သဒ္ဓာ ဗိဇံ-တပေါ ဝုဋ္ဌိ” စသော သဂါထာဝဂ္ဂ-ဗြာဟ္မဏ-
သံယုတ်၊ ဥပါသကဝဂ္ဂ-(၁) ပါဠိတော်ဝယ် “ဝေ မေသာ ကသိ ကဋ္ဌာ၊
သာ ဟောတိ အမတပ္ပလာ” ဟူသော အဆုံးစကားကို ရည်ရွယ်၍ “အမတ-
ကသိ ဖလဖလနေ” ဟု ဆိုသည်။]

ဝီရဘာဝေါတံ၊ ကား။ ယေန၊ အကြင် သဘောတရားဖြင့်။ (ပုဂ္ဂလော၊
သည်။) ဝီရော နာမ၊ ရဲရင့်သူ မည်သည်။ ဟောတိ၊ ၏။ သော ဓမ္မော၊ ထို
ရဲရင့်သူ၏ ဖြစ်ကြောင်း သဘောတရားသည်။ ဣတိ အတ္ထော။ ... [ဝီရဿ +
ဘာဝေါ ဝီရဘာဝေါ” ဟု ပြုပါ-ဟူလို။] အနုဗလပုဒါနံ၊ လျော်သော
အားကို ပေးခြင်းသည်။ ပဂ္ဂဟော၊ ပဂ္ဂဟ မည်၏။ (ချီးမြှောက်ခြင်းမည်၏။)
[ပဂ္ဂဟလက္ခဏေမှ ပဂ္ဂဟကို ခဲ့၍ ဖွင့်သည်။]

မဂ္ဂေါ၊ ခရီးသည်။ ဝါ၊ ကို။ ဂန္ထဗျော၊ သွားထိုက်သည်။ ဟောတိ၊ ဤ။
 မဂ္ဂေါ၊ သည်။ ဝါ၊ ကို။ ဂတော၊ သွားအပ်ပြီးသည်။ (ဟောတိ။) ကမ္ပံ၊
 အလုပ်သည်။ ဝါ၊ ကို။ ကတ္တဗ္ဗံ၊ ပြုထိုက်သည်။ (ဟောတိ။) ကမ္ပံ၊ သည်။ ဝါ၊
 ကို။ ကတံ၊ ပြုအပ်ပြီးသည်။ (ဟောတိ။) အပ္ပမတ္တကော၊ နည်းသော အတိုင်း
 အရှည်ရှိသော။ အာဗာဓော၊ အနာသည်။ ဥပ္ပန္နော၊ ဖြစ်သည်။ (ဟောတိ။)
 ဂိလာနာ၊ မကျန်းမာသူ၏ အဖြစ်မှ။ [ဘာဝပ္ပဓာန၊ ဘာဝလောပကြံ။]
 ဗုဒ္ဓိတော၊ ထပြီးသည်။ ဂေလညာ၊ မကျန်းမာသူ၏ အဖြစ်မှ။ အစိရဝုဒ္ဓိတော၊
 ထပြီးသည်ဖြစ်၍ မကြာမြင့်သော ကာလရှိသည်။ (ထပြီး၍မကြာမြင့်သေး
 သည်။) ဟောတိ။ ဂါမံ ဝါ၊ ရွာသို့သော်လည်းကောင်း။ နိဂမံ ဝါ၊ သို့သော်
 လည်းကောင်း။ ပိဏ္ဍာယ၊ ငှာ။ စရန္တော၊ လှည့်လည်လတ်သော်။ လူဓဿ
 ဝါ၊ ကြမ်းတမ်းသည်မှုလည်း ဖြစ်သော။ ပဏိတဿ ဝါ၊ မှန်မြတ်သည်မှုလည်း
 ဖြစ်သော။ ဘောဇနဿ၊ ဘောဇဉ်ကို။ ယာဝဒတ္ထံ၊ အလိုရှိတိုင်း။ ပါရိပူရိံ၊
 ပြည့်စုံလုံလောက်အောင်။ န လဘတိ၊ မရ။ ဂါမံ ဝါ နိဂမံ ဝါ ပိဏ္ဍာယ
 စရန္တော လူဓဿ ဝါ ပဏိတဿ ဝါ၊ ဘောဇနဿ ယာဝဒတ္ထံ ပါရိပူရိံ။
 လဘတိ၊ ရ၏။ ဣတိ၊ သို့။ အနုရူပပစ္စဝေက္ခဏာသဟိတာနိ၊ ဝီရိယ ဖြစ်ခြင်း
 အားလျော်သော ဆင်ခြင်ခြင်းနှင့် တကွဖြစ်ကုန်သော။ တောနိ အဋ္ဌ၊ ဤ
 ဂန္ထဗ္ဗမဂ္ဂ-အစရှိသော ရှစ်ပါးသောအကြောင်းတို့သည်။ ဝီရိယာရမ္ဘဝတ္ထုနိ၊
 ဝီရိယာရမ္ဘဝတ္ထု တို့တည်း။ ဝါ၊ တနည်း။ တံမူလကာနိ၊ ထို ဂန္ထဗ္ဗမဂ္ဂ အစ
 ရှိသည်လျှင် အကြောင်းရင်းရှိကုန်သော။ ပစ္စဝေက္ခဏာနိ၊ ဆင်ခြင်ခြင်းတို့သည်။
 (အဋ္ဌ၊ ကုန်သော။ ဝီရိယာရမ္ဘဝတ္ထုနိ၊ တို့တည်း။)

စိရကတာဒိ အာရမ္မဏံ၊ ကြာမြင့်စွာသော ကာလ၌ ပြုအပ်ခဲ့သော အာရုံ
 အစရှိသော အာရုံသို့။ ဥပဂန္တာ၊ ကပ်ရောက်၍။ ဌာနံ၊ တည်ခြင်းသည် လည်း
 ကောင်း။ ဝါ၊ တနည်း။ အာရမ္မဏဿ၊ ကို။ အနိသဇ္ဇနံ၊ မစွန့်ခြင်းသည်လည်း
 ကောင်း။ ဥပဌာနံ၊ မည်၏။...ဥဒကော၊ ၌။ အလာဗု၊ ဗူးတောင်းသည်။
 (ပိလဝိတွာ၊ ပေါလောပေါ်၍။ ဂစ္ဆတိ) ဝိယ၊ သွားသကဲ့သို့။ (တထာ)

၁။ ဥပဌာနံ။ ။ဥပ-ကို ဥပဂန္တာဟု ပထမဖွင့်၏။ “ဥပဂန္တာ + ဌာနံ ဥပဌာနံ” ဟု
 ပြု။ စိရကတာဒိ အာရုံပင် ဖြစ်သော်လည်း ထို ရှေးအခါတုန်းက ပြုနေစဉ်ကဲ့သို့ ယခု
 ထင်လာခြင်းသည် ဥပဌာနမည်၏။ ထိုထင်လာခြင်းသည် ထိုအာရုံကို မစွန့်လွှတ်သကဲ့သို့
 ဖြစ်၏။ ထို့ကြောင့် “အနိသဇ္ဇနံ ဝါ ဥပဌာနံ” ဟု တနည်းဖွင့်သည်။ [ကရဏာဒိကာလေ
 ဝိယ စိရကတာဒိအာရမ္မဏံ ဝိဘူတံ ကတွာ ပဝတ္တန္တိ သတိ (ပြုစဉ်ကာလကဲ့သို့ စိရက-
 တာဒိ အာရုံကို ထင်ရှားအောင်ပြု၍ ဖြစ်သောသတိသည်) တံ (ထိုအာရုံသို့။ ဝါ၊ ကို။)
 ဥပဂန္တာ ဝိဋ္ဌန္တိ အနိသဇ္ဇန္တိ စ ဟောတိ။-အနု။]

[ဝိသဒ္ဓိသုပမာ။] အာရမ္မဏံ၊ ကို။ ပိလဝိတွာ၊ ချံ။ ဂန္ထံ၊ ငှာ။ (သွားခွင့်ကို။) အပ္ပဒါနံ၊ မပေးပဲ။ (အာရုံကို ပျောက်ကွယ် မသွားစေပဲ-ဟူလို။) ပါသာဏဿ ဝိယ၊ ကျောက်ခဲကဲ့သို့။ နိစ္စလဿ၊ လှုပ်ရှားခြင်း မရှိသော။ အာရမ္မဏဿ၊ ကို။ ထပနံ၊ ထားခြင်းသည်။ သာရဏံ၊ အမှတ်ရစေခြင်းသည်။ အသမ္ပုဋ္ဌတာကရဏံ၊ မပျောက်ပျက်သည်၏ အဖြစ်ကို ပြုခြင်းသည်။ အပိလာပနံ၊ အပိလာပန မည်၏။ (ပေါလော မပေါ်စေခြင်းမည်၏။) အပိလဝေ၊ ပေါလော မပေါ်သည်တို့ကို။ ကရောတိ၊ ပြုတတ်၏။ အပိလာပေတိ၊ ပေါလော မပေါ်သည်တို့ကို ပြုတတ်၏။

ဂတိယောတိ၊ ကား။ သမ္ဘဝတော၊ ဖြစ်ကြောင်း ဖြစ်သော ဇနက ဥပတ္တမ္ဘက အကြောင်းအားဖြင့်လည်းကောင်း။ ဖလတော စံ၊ အကျိုးအားဖြင့်လည်းကောင်း။ နိပ္ပတ္တိယော၊ ပြီးစီးခြင်းတို့ကို။ (သမန္နေသတိ-၌ စပ်။) ... အပရော နယောတိ၊ အပရော နယော အစရှိသော စကားကို။ ရသာဒိဒဿ-နတ္ထံ၊ ရသ အစရှိသည်ကို ပြုခြင်းအကျိုးငှာ။ အာရဒ္ဓံ၊ အားထုတ်အပ်ပြီ။ သမ္မောသပစ္စနိကံ၊ ပျောက်ပျက်ခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သော။ ကိစ္စံ၊ သည်။ အသမ္မောသော၊ အသမ္မောသ မည်၏။ သမ္မောသာဘာဝမတ္တံ၊ သမ္မောသ ၏ မရှိခြင်းမျှသည်။ (အသမ္မောသော၊ သည်။) န၊ မဟုတ်။ [အသမ္မောသ၌ “အ” အတွက် အဘာဝ အနက်ကို မယူပဲ ပဋိပက္ခ အနက်ကို ယူပါ-ဟူလို။] သတိယာ၊ သတိ၏။ ဝတ္ထုဘူတာ၊ တည်ရာအာရုံ ဖြစ်၍ ဖြစ်သော။ ကာယာဒယော၊ ကာယ အစရှိသည်တို့သည်။ [အာဒိဖြင့် “ဝေဒနာ၊ စိတ္တ၊ ဓမ္မတို့ကို ယူ။] ကာယာဒိသတိပဋ္ဌာနာ၊ ကာယာဒိသတိပဋ္ဌာနတို့ မည်၏။ [အာရမ္မဏိက သတိပဋ္ဌာန် အမည်ကို ကာယ အစရှိသော အာရုံအကြောင်းပေါ်၌ တင်စား ထားသည်-ဟူလို။] ဝါ၊ တနည်း။ ပုရိမာ၊ ရှေးဖြစ်ကုန်သော။ သတိ ယောယေဝ၊ သတိတို့သည်ပင်။ ပစ္ဆိမာနံ၊ နောက်ဖြစ်ကုန်သော သတိတို့၏။ ပဒဋ္ဌာနံ၊ နီးစွာသော အကြောင်းတည်း။

(ဝိက္ခေပဿ၊ အထူးထူးအပြားပြား ပစ်လွှင့်တတ်သော။ ဥဒ္ဓစ္စဿ၊ ဥဒ္ဓစ္စကို။ (အဘိဘဝနတော-၌ စပ်။) ... ပညာပေတိတိ၊ ကား။ ပကာရေဟိ၊ အပြားတို့

၁။ အပိလာနံ။ ။ “သာရဏံ” ဟု ကာရိုက်ဖွင့်သောကြောင့် “ပိလာပနံ ၌ လည်း ကာရိုက်ဝင်ကြောင်း သိစေ၏။ (ပိလုဓာတ်-အကမ္မက၊ ဏာပေပစ္စည်း၊ ယု-ပစ္စည်း။) အကမ္မကဓာတ်နောက် ကာရိုက်ဝင်နေသော “အပိလာပ” ပုဒ်၏ အနက်ကို သကမ္မကဖြင့် ဖွင့်လျှင် ကာရိုက်မပါပဲ ဖွင့်မှ အဓိပ္ပာယ်ညီမျှ၏။ ထို့ကြောင့် အပိလာပေတိကို “အပိလဝေ ကရောတိ” ဟု ဖွင့်သည်။ [စာအုပ်တို့၌ “အပိလာပေ ကရောတိ” ဟု ရှိသည်ကို စဉ်းစားပါ။]

ဖြင့်။ ဇာနာပေတိ၊ သိစေတတ်၏။...ကောလောကာ ဟောတီတိ၊ ဟူသော စကားကို။ ဝိပဿနုပက္ခိလေသောဘာသံ၊ ဝိပဿနုပက္ခိလေသ အရောင်ကို။ သန္ဓာယ၊ ရှိ။ အာဟ။ [“ဩဘာသော ပီတိ ပဿဒ္ဓိ” စသော ဝိပဿနုပက္ခိလေသ ၁၀-ပါး၌ပါသော ဩဘာသကို ရည်ရွယ်၍ ဆိုသည်-ဟူလို။]

၀၂။ အဋ္ဌကထာနည်းမှ တနည်းကား။ ဧတေန၊ ဤသဘောတရားဖြင့်။ မနု-တေ ဝိဇ္ဇာနာတိ၊ သညာပညာတို့ သိပုံမှ တမျိုးတပုံ သိတတ်၏။ ဝေဉ္စ ကတော၊ ကြောင့်။ မနုဉ္စ ပဋိစ္စ ဓမ္မေစာတိ၊ ဟူ၍။ ကာရဏဘာဝေန၊ အကြောင်း၏ အဖြစ်ဖြင့်။ မနော၊ မနကို။ ဝုတ္တော၊ ဟောတော်မူအပ်ပြီ။ [ထို ပါဠိတော်အရ “မနုတေ ဝိဇ္ဇာနာတိ ဧတေနာတိ မနော” ဟု ကရဏသင်္ဂဟ ပြုသည်-ဟူလို။] ဟိ၊ မှန်။ သဗ္ဗော၊ သော။ မနော၊ မနသည်။ အတ္တနော၊ ၎င်း။ အနန္တရဿ၊ အခြား မဲ့ဖြစ်သော။ ဝိညာဏဿ၊ ၎င်း။ ကာရဏံ၊ အကြောင်းတည်း။ ဣတိ၊ မှတ်အပ်၏။

ဝိဇ္ဇာနာတိတိ၊ ကား။ ပရိစ္ဆိန္နောပလဒ္ဓိ’ဝသေန၊ ပိုင်းခြားအပ်သော အာရုံကို ရခြင်း၏ အစွမ်းဖြင့်။ ဇာနာတိ၊ ၎င်း။ သညာပညာ ဝိယ၊ သညာ ပညာကဲ့သို့။ သညာနုပက္ခိဝိဇ္ဇာနဝသေန၊ အမှတ်ပြု၍ သိခြင်း၊ ထိုးထွင်း၍ သိခြင်း၏ အစွမ်းဖြင့်။ န (ဇာနာတိ)၊ သိတတ်သည် မဟုတ်။

’ပီတိသောမနဿသမ္ပယောဂတောတိ၊ ဟူ၍။ ဝုတ္တော၊ ဆိုအပ်သော်။ (အဋ္ဌကထာဆိုတိုင်း မှန်လျှင်။) [ပီတိယာ စ သောမနဿဘာဝေါ အာပဇ္ဇတိ-၌ စပ်။] ယေန၊ အကြင် တရားနှင့်။ ယောဂါ၊ ယှဉ်ခြင်းကြောင့်။ သုမနော၊

၁။ ပရိစ္ဆိန္နောပလဒ္ဓိ။ ။ သတိပဋိ သဗ္ဗေသံ သာရမ္မဏဓမ္မာနံ အာရမ္မဏဂ္ဂဟဏေ (သာရမ္မဏဖြစ်သော စိတ်စေတသိက်အားလုံးတို့၏ အာရုံကို ယူခြင်းရှိသော်လည်း။) န စိတ္တံ ဝိယ ပရေ (စိတ်ကဲ့သို့အခြားစေတသိက်တို့သည်။) ပရိစ္ဆိဋ္ဌဂါမိနောတိ (စိတ်က အာရုံကို တခုနှင့်တခု မရောအောင် ပိုင်းခြား၍ ယူနိုင်သကဲ့သို့ အခြားစေတသိက်တို့က ပိုင်းခြား၍ မယူနိုင်ကြ။ ထို့ကြောင့်) “ပရိစ္ဆိန္နောပလဒ္ဓိ’ဝသေန ဇာနာတိတိ စိတ္တံ ဝုတ္တံ။ မှန်၏-စေတသိက်တို့တွင် အချို့သည် ပိုင်းခြား၍ မယူနိုင်ကြ။ သညာ ပညာတို့သည် ပိုင်းခြား၍ မှတ်နိုင် သိနိုင်ကြသော်လည်း ပိုင်းခြားရုံမျှသာ တတ်နိုင်၏။ အာရုံကို မယူနိုင်ကြ။ ထို့ကြောင့် သညာ ပညာတို့နှင့် အသိချင်း ရောနေသည့်အတွက် ယုံမှားဖွယ် ရှိသော သညာ ပညာတို့ကို ဝိသဒိသုပမာအဖြစ်ဖြင့် ပြလို၍ “နသညာ ။ပ။ ဝိဇ္ဇာနဝသေန” ဟု ဆိုသည်။-အနုဋီကာ။

၂။ ပီတိ။ပ။အာပဇ္ဇတိ။ ။ တုတ်နှင့်ယှဉ်ခြင်းကြောင့် “ဒဏ္ဍီ” ဟု ခေါ်ရာဝယ် “ဒဏ္ဍိနော ဘာဝေါ ဒဏ္ဍိတ္တံ” ဟု ဘာဝပစ္စည်းသက်သောအခါ ထို ယှဉ်ဖက် သဒ္ဓပ္ပဝတ္တိ နိမိတ်ဖြစ်သော တုတ်ကို အရကောက်ရသကဲ့သို့ ပီတိ သောမနဿ ၂-မျိုးနှင့် ယှဉ်ခြင်းကြောင့် စိတ်ကို “သုမန” ဟု ခေါ်လျှင် “သုမနဿ ဘာဝေါ သောမနဿံ” ဟု

သုမန မည်သည်။ ဟောတိ။ တံ၊ ထို တရားကို။ သောမနဿန္တိ၊ ဟူ၍။
 ဝုစ္စတိ၊ ၎င်း။ ဣတိ၊ ကြောင့်။ ပီတိယာ စ၊ ပီတိ၏လည်း။ သောမနဿဘာဝေါ၊
 သောမနဿ၏ အဖြစ်သည်။ အာပဇ္ဇတိ၊ ဖြစ်၏။ တသ္မာ၊ ထိုသို့ ဖြစ်သည်၏
 အဖြစ်ကြောင့်။ ဝိကာယေန ဝတ္ထုနာ၊ ကာယဝတ္ထုနှင့်။ ဝိနာပိ၊ ကင်း၍
 လည်း။ သာတဝေဒနာသမ္ပယောဂတော၊ သာယာတတ်သော ဝေဒနာနှင့် ယှဉ်
 ခြင်းကြောင့်။ (အဋ္ဌကထာဝယ် သုမနော-၌ စပ်။) ဣတိ၊ သို့။ ယောဇေတဗ္ဗံ၊
 ယှဉ်စေထိုက်၏။ [ဤ မူလဋီကာအလို အဋ္ဌကထာဝယ် ပီတိသောမနဿံ၌ ပီတိ-
 အရ “နှစ်သက် သာယာတတ်” ဟု အနက်ပေးစေလိုသည်။] စ၊ လဒ္ဒဂုဏ်ကို
 ဆိုဦးအံ့။ ဝေ၊ ဤသို့ အနက်ကို ယှဉ်စေလတ်သော်။ နိပ္ပိတိကံ၊ ပီတိ မရှိသော။
 သောမနဿံ စ၊ သောမနဿ သည်လည်း။ (စတုတ္ထဈာန်စိတ်၌ ယှဉ်သော
 သောမနဿသည်လည်း။) ဝါ၊ ကိုလည်း။ သင်္ဂဟိတံ၊ သိမ်းယူအပ်သည်။
 ဟောတိ။

ဝါ၊ တနည်း။ (ပီတိနှင့် သောမနဿကို ဒွန်တွဲသောနည်းမှတစ်ပါး တပျုရိသ်
 တွဲသော နည်းကား။) ပီတိဥပလက္ခိတံ၊ ပီတိဖြင့် မှတ်သားအပ်သော။ သော-
 မနဿံ၊ တည်း။ [ပီတိသောမနဿ သမ္ပယောဂတော၌ “ပီတိယာ+ဥပလက္ခိတံ
 သောမနဿံ ပီတိသောမနဿံ” ဟု ပြုပါ။ ဤသို့ ဥပလက္ခဏနည်း ယူရခြင်း
 ၎င်း အကျိုးကို ပြလို၍ “သပ္ပိတိကံ” မသည် မိန့်။] သပ္ပိတိကံ၊ ပီတိနှင့်တကွ
 ဖြစ်သည်လည်းဖြစ်သော။ နိပ္ပိတိကံ၊ ပီတိ မရှိသည်လည်း ဖြစ်သော။ သောမနဿံ၊
 သောမနဿ တည်း။ ဣတိ အတ္ထော ဒဋ္ဌဗ္ဗော။ [ဥပလက္ခဏ နည်းအားဖြင့်
 ပီတိ သောမနဿကို ဆိုထားသည်။ နိပ္ပိတိက သောမနဿကိုကား ဥပလက္ခိတဗ္ဗ
 အဖြစ်ဖြင့် ယူရသည်-ဟူလို။]

ပဝတ္ထသန္တတာဓိပတယုန္တိ၊ ကာ။ ပဝတ္ထသင်္ခါတာယ၊ အဆက်မပြတ်
 ဖြစ်တတ်သော ခန္ဓာ ဟု ဆိုအပ်သော။ သန္တတိယာ၊ အစဉ်၏။ အဓိပတိဘူတံ၊

ဘာဝအနက်၌ ကျားစွည်းသက်ဇောအခါ ယှဉ်ဖက် ပီတိ သောမနဿ ၂-ပါးစုံကို ယူ
 ရလိမ့်မည်-ဟူလို။ အမှန်ကား-ပီတိကို မယူနိုင်၊ သောမနဿဝေဒနာကိုသာ ယူနိုင်
 သည်။ ကြွင်းသောအဓိပ္ပာယ်ကို အဋ္ဌကထာနိဿယ၌ ရှုပါ။

၁။ ဝိနာပိ ကာယေန ဝတ္ထုနာ။ ။ဝတ္ထုဘူတေန ကာယပသာဒေန ဝိနာပိ၊ တဉ္စ
 ရူပါရူပဘဝံ သန္ဓာယ ဝုတ္တံ။-မရ။ ရူပဘဝ အရူပဘဝတို့၌ ကာယပသာဒ မရှိပဲလည်း
 သာယာတတ်သော သောမနဿဝေဒနာကား ရှိ၏။ [ဝိနာပိ၌ ပိဖြင့် အဝိနာကိုပေါင်း။
 ကာမဘုံ၌မူ ကာယပသာဒဖြင့် တွေ့လိုလျက်ဖြစ်ပြီး နောက်မှ သာယာတတ်သော
 ဝေဒနာ (သောမနဿဝေဒနာ) ဖြစ်၏။ ထို ကာယပသာဒဖြင့် မထိရပဲလည်း သာတ-
 ဝေဒနာ ဖြစ်နိုင်၏-ဟူလို။]

အကြီးအကဲ ဖြစ်၍ဖြစ်၏။ [အာဓိပတေယံ၌ ဣယျပစ္စည်းသည် သတ္တအနက်
 ၌ ဖြစ်၏ ဟု သိစေလို၍ “အဓိပတိဘူတံ” ဟု ဖွင့်သည်။] ဟိ၊ မှန်။ အတ္တနော၊
 မိမိဟူသော ဇီဝိတိန္ဒြေ၏။ ဝိဇ္ဇမာနက္ခဏေ၊ ထင်ရှားရှိဆဲ ခဏ၌။ အနုပါလေန္တဿ၊
 စောင့်ရှောက်တတ်သည်လည်းဖြစ်သော။ အနန္တရံ၊ မိမိ၏ အခြားမဲ့၌။ သာနုပါ-
 လနာနံ၊ စောင့်ရှောက်တတ်သော ဇီဝိတိန္ဒြေနှင့်တကွဖြစ်သော တရားတို့၏။
 ဥပ္ပတ္တိယာ၊ ဖြစ်ခြင်း၏။ ဟေတုဘူတဿ စ၊ အကြောင်းဖြစ်၍ ဖြစ်သည်
 လည်းဖြစ်သော။ ဇီဝိတိန္ဒြေဿ၊ ၏။ ဝသေန၊ အစွမ်းကြောင့်။ ပဝတ္တံ၊ အဆက်
 မပြတ်ဖြစ်သော ခန္ဓာအစဉ်သည်။ စိရဋ္ဌိတိကံ၊ ကြာမြင့်စွာ တည်ခြင်းရှိသည်။
 ဟောတိ။ တံတံ ကမ္မဝိသေသေန၊ ထိုထို ကံအထူးကြောင့်။ (ထိုထို တဘဝကို
 ဖြစ်စေနိုင်သော ကံအထူးကြောင့်။) ဝိသေသယုတ္တံ၊ ထူးသောသတ္တိနှင့် ယှဉ်
 သည်။ (ဟုဘွား။) ယာဝ စုတိ၊ စုတိတိုင်အောင်လည်းကောင်း။ ဝါ၊ တနည်း။
 အဝိသေသေန၊ ကံအထူးမမ၊ သာမည ဇီဝိတိန္ဒြေကြောင့်။ ယာဝ ပရိနိဗ္ဗာနံ၊
 ပရိနိဗ္ဗာန် စံသည့်တိုင်အောင်လည်းကောင်း။ အဝိစ္ဆန္နံ၊ မပြတ်မစဲ။ ပဝတ္တတိ၊
 ဖြစ်သည်နှင့်။ [“စိရဋ္ဌိတိကံ ဟောတိ” ကိုပင် “တံတံ ကမ္မ။ ပ။ အဝိစ္ဆန္နံ
 ဟောတိ” ဟု ထပ်၍ဖွင့်သည်။] ဇီဝိ။ ပ။ ယုတ္တံ စ၊ အသက်ရှင်ဆဲ၏ အဖြစ်ဟူ
 သော အထူးနှင့် ယှဉ်သည်လည်း။ (ဟောတိ။) ဣတိ၊ မှတ်အပ်၏။

ရူပါရူပ ဇီဝိတိန္ဒြေယာနံ၊ ရုပ်ဇီဝိတိန္ဒြေ၊ နာမ်ဇီဝိတိန္ဒြေတို့၏။ သမာန
 လက္ခဏာဒိံ၊ တူသောလက္ခဏာ အစရှိသည်ကို။ ဝတ္တု၊ ငှာ။ အတ္တနာ။ ပ။ ဓမ္မာ
 နန္တိ၊ ဟူ၍။ (သင်္ဂဟကာရော) အာဟ။ [“သမ္ပယုတ္တာနံ” ဟု ဆိုလျှင် သမ္ပယုတ္တ
 ပစ္စည်းတပ်သော နာမ်တရားနှင့်သာ ဆိုင်၏။ ဤ၌ကား ရုပ် နာမ် ၂-မျိုးလုံး
 နှင့် ဆိုင်အောင် “အဝိနိဘူတာနံ” ဟု ဆိုသည်-ဟူလို။] အနုပါလေတဗ္ဗာနံ၊
 စောင့်ရှောက်ထိုက်သော သဟဇာတ်တရားတို့၏။ အတ္ထိက္ခဏေယေဝ၊ ရှိဆဲခဏ
 ၌သာ။ (အနုပါလေတိ)၊ (ကသ္မာ) ဟိ (ယသ္မာ)။ အနုပါလေတဗ္ဗေ၊ စောင့်
 ရှောက်ထိုက်သော။ ဥပ္ပလာဒိမ္ပိ၊ ကြာ အစရှိသောဝတ္ထုသည်။ အသတိ၊ သော်။
 ဥဒကံ၊ သည်။ ကိံ၊ ကို။ အနုပါလေယျ၊ စောင့်ရှောက်နိုင်ရာတော့အံ့နည်း။
 (န အနုပါလေတိယေဝ၊ မစောင့်ရှောက်နိုင်တော့သည်သာ။) ဣတိ၊ ကြောင့်။
 (အနုပါလေတဗ္ဗာနံ အတ္ထိက္ခဏေယေဝ အနုပါလေတိ။) တဿ တဿာတိ၊
 ကား။ အနုပါလနာဒိကဿ၊ စောင့်ရှောက်ခြင်း အစရှိသော ကိစ္စကို။
 သာဓနတောတိ၊ ကား။ သာဓနေန၊ ပြီးစေခြင်းကြောင့်။ [အနုပါလန
 ပဝတ္တနတ္ထပနာနုဘာဝ ဝိရဟိတံ န ဟောတိ-၌ စပ်။] စ၊ ဆက်။ ‘တံ သာ-
 ဓနံ၊ ထို အနုပါလန စသောကိစ္စကို ပြီးစေခြင်းသည်။ ဇီဝိမာန ဝိသေသ

အဖွင့်]

မူလဒီကာနိဿယ

၆၅၃

ပစ္စယ ဘာဝတော^၁၊ သဟဇာတ် တရားတို့၏ ရှင်ကုန်သည်၏ အဖြစ်ဟူသော အထူး၏ အကြောင်း၏ အဖြစ်ကြောင့်။ (ဟောတိ။)

ဣန္ဒြိယရာသိဝဏ္ဏနာ၊ သညံ။ နိဋ္ဌိတာ။

မဂ္ဂင်္ဂရာသိ အဖွင့်

သမ္မာတိ၊ ကား။ အဝိပရိတနိယျာနိကဘာဝေန၊ မဖောက်ပြန်သည်၏ အဖြစ်၊ ဒုဂ္ဂတိဘဝ၊ ကာမဘဝ၊ ဝဋ္ဋဒုက္ခတို့မှ ထွက်မြောက် တတ်သည်၏ အဖြစ်ကြောင့်။ (သမ္မာ၊ ကောင်းစွာ။ ပဿတိ၊ မြင်တတ်၏-၌ စပ်။) ပသတ္တတာ စ၊ ပသတ္တ၏အဖြစ်ကိုလည်း။ ဝေမေဝ၊ ဤအတိုင်းပင်။ ဒဋ္ဌဗ္ဗာ၊ မှတ်ထိုက်၏။ [အဝိပရိတနိယျာနိက အဖြစ်ကြောင့် ပသတ္တဖြစ်သည်-ဟူလို။]

ဗလရာသိ အဖွင့်

အသဒ္ဓိယေတိ၊ ကား။ အသဒ္ဓိယကာရဏာ၊ သဒ္ဓါမရှိသူ၏ ဖြစ်ကြောင်း ဖြစ်ရာ အကုသိုလ် စိတ္တုပ္ပာဒ်ဟူသော အကြောင်းကြောင့်။ (မိစ္ဆာဓိမောက္ခ ဟူသော အကြောင်းကြောင့်။ န ကမ္မတိ-၌စပ်။) [“အသဒ္ဓိယ ကာရဏာ” ဖြင့် “အသဒ္ဓိယေ၌ သတ္တမိဝိဘတ်သည် နိမိတ်အနက်၌ သက်၏”ဟု ပြသည်။] ဥဘယပဒ ဝသေနာတိ၊ ကား။ သဒ္ဓါပဒံ၊ သဒ္ဓါပုဒ်လည်းကောင်း။ ဗလ-ပဒံ၊ လည်းကောင်း။ ဣတိဝေမာဒိပဒဒ္ဓယဝသေန၊ ဤသို့အစရှိသော ပုဒ် ၂-ပါး အပေါင်း၏ အစွမ်းဖြင့်။ (အတ္ထဝဏ္ဏနာ ဟောဟိ-၌ စပ်။)

တေိဿာ၊ ဤဟိရိ၏။ နိယကဇ္ဈတ္တံ၊ မိမိကိုမှီ၍ဖြစ်သော အဇ္ဈတ္တဟူသော။ ဇာတိအာဒိသမုဋ္ဌာနံ၊ ဇာတိ အစရှိသော ဖြစ်ကြောင်းသည်။ (အတ္ထိ) ဣတိ။ အဇ္ဈတ္တသမုဋ္ဌာနာ၊ မည်၏။ဂုရုနာ၊ ဆရာကြီးသည်။ ကိသ္မိဉ္စိ၊ တစုံတခု သော အကြောင်းအရာကို။ ဝုတ္တော၊ ပြောဆိုအပ်သော်။ ဂါရဝဝသေန၊ လေးစားခြင်း၏ အစွမ်းဖြင့်။ ပတိဿဝနံ၊ ရှေးရှု နားထောင်ခြင်းသည်။

၁။ ဇီဝမာနုဝိသေသ ပစ္စယဘာဝတော။ ။ သဟဇာတာနံ ဇီဝမာနုတာဝိသေသဿ ပစ္စယဘာဝတော၊ ဣန္ဒြိယဗဒ္ဓဿ ဟိ တေရူပတော ကမ္မဇဿ စ ဥတုဇာဒိတော ဝိသေ သော ဇီဝိတိန္ဒြိယကတောတိ။ -အနု။ သက်ရှိဖြစ်သော ဣန္ဒြိယဗဒ္ဓရုပ်၏ အသေရုပ်မှ လည်းကောင်း၊ ကမ္မဇရုပ်၏ ဥတုဇ စသော တိဇရုပ်မှလည်းကောင်း ထူးခြားမှုကို ဇီဝိတိန္ဒြေသည် ပြအပ်၏။ ထို့ကြောင့် “ဇီဝိတိန္ဒြေသည် အနုပါလန စသော ကိစ္စကို ပြီးစေခြင်း၊ သဟဇာတ်တရားတို့ အသက်ရှင်ခြင်း ဟူသော အထူး၏ အကြောင်း ဖြစ်၏”ဟု ဆိုသည်။

(ဝန်ခံခြင်းသည်။) ပတိဿဝေ၊ ပတိဿဝ မည်၏။ (ယံ၊ အကြင် ဂါရဝ တရားသည်။) ပတိဿဝေန၊ ရှေးရှု နားထောင်ခြင်းနှင့်။ သဟ (ဝတ္တတိ။ ဣတိ၊ ကြောင့်။ တံ၊ ထို ဂါရဝ တရားသည်။) သပ္ပတိဿဝံ၊ သပ္ပတိဿဝ မည်၏။ ပတိဿဝဘူတံ၊ ရှေးရှု နားထောင်ခြင်း ဖြစ်၍ဖြစ်သော။ တံသ- ဘာဝဉ္စ၊ ထို ရှေးရှု နားထောင်ခြင်းနှင့် သဘောတူသည်လည်း ဖြစ်သော။ ယံကိဉ္စ၊ အမှတ်မရှိ တစုံတခုသော။ ဂါရဝံ၊ ရိုသေခြင်းတည်း။ ဣတိ အတ္ထော၊

ဇာတိအာဒိမဟတ္တပစ္စဝေက္ခဏေန၊ ဇာတိ အစရှိသည်တို့၏ မြင့်မြတ်သည် ၏အဖြစ်ကြီးသည်၏အဖြစ်ကို ဆင်ခြင်ခြင်းကြောင့်။ ဥပ္ပဇ္ဇမာနာ၊ ဖြစ်သော။ ဟိရီ စ၊ ဟိရီသည်လည်း။ တတ္ထ၊ ထို ဇာတိ အစရှိသည်၌။ ဂါရဝဝသေန၊ လေးစားခြင်း၏ အစွမ်းဖြင့်။ ပဝတ္တတိ၊ ၏။ ဣတိ၊ ကြောင့်။ သပ္ပတိဿဝ လက္ခဏာတိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။

ဝဇ္ဇံ၊ အပြစ်ကို။ ဘာယတိ၊ ကြောက်တတ်၏။ တဉ္စ၊ ထိုအပြစ်ကိုလည်း။ ဘယတော၊ ဘေးအားဖြင့်။ ပဿတိ၊ ရှုတတ်၏။ ဣတိ၊ ကြောင့်။ ဝဇ္ဇ- ဘိရုကဘယဒဿာဝီ၊ ဝဇ္ဇဘိရုကဘယဒဿာဝီ မည်၏။ သြတပွံ၊ သည်။ ဝေ သဘာဝံ၊ ဤသို့ ဝဇ္ဇဘိရုကဘယဒဿာဝီ သဘောရှိ၏။

ဟိရီ၊ ဟိရီသည်။ ပါပဓမ္မေ၊ မကောင်းမှု အကုသိုလ်တရားတို့ကို။ ဂူထံ ဝိယ၊ မစင်ကိုကဲ့သို့။ ပဿတိ၊ ရှုတတ်၏။ သြတ္တပွံ၊ သည်။ (ပါပဓမ္မေ တို့ကို။) ဥဏှံ ဝိယ၊ မီးပူကိုကဲ့သို့။ (ပဿတိ။)....ဒါယဇ္ဇံ၊ ဒါယဇ္ဇ ဟူသည်။ [ဒါယဇ္ဇမဟတ္တပစ္စဝေက္ခဏာ၌ ဒါယဇ္ဇဟူသည်။] နဝလောကုတ္တရဓမ္မာဒိ၊ ဇူ- ပါးသော လောကုတ္တရာတရား အစရှိသော အမေတည်း။

စ၊ ဆက်။ ဟိရီသြတ္တပွာနံ၊ တို့၏။ အဇ္ဈတ္တသမုဋ္ဌာနာဒိတာ၊ အဇ္ဈတ္တ- သမုဋ္ဌာန အစရှိသည်တို့၏ အပြစ်ကို။ တတ္ထ တတ္ထ၊ ထိုထို အရာ၌။ (အဇ္ဈတ္တ ဇာတိ စသည်၊ ဗဟိဒ္ဓဘိက္ခုဘိက္ခုနီ စသည်၌။) ပါကဋ္ဌဘာဝေန၊ ထင်ရှား သည်၏ အဖြစ်ကြောင့်။ ဝုတ္တာ၊ ပြီ။ ပန၊ ဗျတိရိုက်ကား။ တေသံ၊ ထို ဟိရီ သြတ္တပွတို့၏။ ကဒါစိ၊ တခါတရံ၌။ (တခါတလေ၌။) အညမညံ၊ အချင်းချင်း။ ဝိပ္ပယောဂါ၊ မယှဉ်ခြင်းကြောင့်။ န (ဝုတ္တာ)၊ ဆိုအပ်သည် မဟုတ်။ ဟိ၊ မှန်။ (တနည်း-ကသွာ တေသံ ကဒါစိ အညမညံ။ ဝိပ္ပ- ယောဂေါ၊ သည်။ န ဟောတိ၊ နည်း။)ဟိ (ယသွာ)။ နိဗ္ဗယံ၊ ကြောက် ခြင်း သြတ္တပွ မရှိသော။ (သြတ္တပွနှင့် မယှဉ်သော။) လဇ္ဇနံ၊ ရှက်ခြင်း ဟိရီသည်လည်းကောင်း။ အလဇ္ဇနံ၊ ရှက်ခြင်း ဟိရီ မရှိသော။ (ဟိရီနှင့်

မယှဉ်သော။)ပါပဘယံ ဝါ၊ မကောင်းမှုမှ ကြောက်ခြင်း သြတ္တပုသည် လည်းကောင်း။ နု ဟောတိ၊ မရှိ။ ဣတိ၊ ကြောင့်။ (တေသံ ကဒါစိ အညမညံ ပုယောဂေ ဝါ။ နုဝိဟောတိ၊ မဖြစ်။)

မူလရာသီအဖွင့်

အဂေဓော၊ အဂေဓ ဟူသည်။ အနဘိဇ္ဈာယနံ(အနဘိဇ္ဈာနံ)၊ ရှေးရှု မကြံခြင်းတည်း။ အနဘိကင်္ခနံ၊ မမက်မော မလိုချင်ခြင်းတည်း။ [ဈေဓာတ် ယုပစ္စည်းဖြစ်၍ “အနဘိဇ္ဈာယနံ”ဟု သော်လည်းကောင်း၊ “အနဘိဇ္ဈာနံ”ဟု သော်လည်းကောင်း ရှိသင့်၏။ အဘိပုဗ္ဗ ဈေဓာတ်၏ ရှေးရှု ကြံစည်ခြင်းအနက် ကိုပင် “အနဘိကင်္ခနံ”ဟု ဖွင့်သည်။]

တေဿ၊ ဤ အလောဘ၏။ အနုလ္လိနော၊ မကပ်ငြိခြင်းဟူသော။ ဘာဝေါ အဓိပ္ပာယော၊ အလိုသည်။ (အတ္ထိ။) ဣတိ၊ ကြောင့်။ အနုလ္လိနဘာဝေါ၊ မည်၏။ [ဘာဝသဒ္ဓါသည် သဒ္ဓပဝတ္တိနိမိတ်အနက်ဟော မဟုတ်၊ အဓိပ္ပာယ အနက်ဟော ဟု သိစေလို၍ “ဘာဝေါ”ကို “အဓိပ္ပာယော”ဟု ဖွင့်သည်။] ဟိ၊ လဒ္ဓဂုဏ်ကို ဆိုဦးအံ့။ ဝေ၊ ဤသို့ ဘာဝသဒ္ဓါ၏ အဓိပ္ပာယအနက်ကို ယူလတ်သော်။ ဥပမာယ၊ အသုစိမ္ပိ ပတိတပုရိသော ဝိယ ဟူသော ဥပမာနှင့်။ သမေတိ၊ ညီညွတ်၏။ [ဤအဓိပ္ပာယ်ကို အဋ္ဌကထာဘာသာဋီကာ၌ ပြထားပြီ။]

အနုကုလမိတ္တော၊ အနုကုလမိတ္တ ဟူသည်။ အနုဝတ္တကော၊ အရာရာ၌ အလိုလိုက်တတ်သော မိတ်ဆွေတည်း။... ဝိနယရသောတိ၊ ကား။ ဝိနယနရသော၊ ပယ်ဖျောက်ခြင်းကိစ္စ ရှိ၏။ [“ဝိနယ”အရ ဝိနည်းပါဠိ စသည်ကို ယူမည်စိုး၍ “ဝိနယနရသော”ဟု ဖွင့်သည်။]

အဒေါသော။ပ။ဣဒံ၊ ဤ စကားကို။ ဒုဿိလျဿ၊ သီလမရှိသူ၏ ဖြစ်ကြောင်းဖြစ်ရာ အကုသိုလ်စိတ္တပွားဒ်၏။ ဒေါသသမုဋ္ဌာနတံ၊ ဒေါသဟူသော ဖြစ်ကြောင်းရှိသည်၏ အဖြစ်ကိုလည်းကောင်း။ ဒေါသုပနိဿယတဉ္စ၊ ဒေါသဟူသော အားကြီးသော မှီရာရှိသည်၏အဖြစ်ကိုလည်းကောင်း။ သန္ဓာယ ဝုတ္တံ။

အဘာဝနာယာတိ၊ ကား။ တတ္ထ၊ ထို အပုနာစိတ္တပွားဒ်၌။ ဇာတာနံ၊ ဖြစ်ကုန်သော။ ဓမ္မာနံ၊ သမာဓိ ပညာ တရားတို့ကို။ (ဘာဝနာ-၌ စပ်။) ဝါ၊ တို့၏။ (အနုတိဝတ္တန-၌ စပ်။) အနုတိဝတ္တနဋ္ဌေန၊ တပါးတပါးကို မလွန်

၁။ တတ္ထ ဇာတာနံ-စသည်၊ ။တတ္ထာတိ အပုနာစိတ္တပွားဒေါ ဇာတာနံ ဓမ္မာနန္တိ သမာဓိပညာသင်္ခါတာနံ ယုဂနန္တ (ဒွ) ဓမ္မာနံ (အစုံဖွဲ့အပ်ကုန်သော တရားတို့၏။) အနုတိဝတ္တနဋ္ဌေနာတိ အညမညာနုတိဝတ္တနေန၊ ဘာဝန ဝဇ္ဇနာ၊.....ဗုဒ္ဓိယာနံ

ခြင်းဟူသော သဘောအားဖြင့်။ ဘာဝနာ၊ တိုးပွားစေခြင်းလည်းကောင်း။ ဣန္ဒြိယာနံ၊ သဒ္ဓါ စသောဣန္ဒြေတို့ကို။ ဝါ၊ တို့၏။ ဧကရသဋ္ဌေန၊ တခုတည်းသော ဝိမုတ္တိရသ ရှိကုန်သည်၏အဖြစ်ဟူသော သဘောအားဖြင့်။ ဘာဝနာ၊ ဖြစ်စေခြင်းလည်းကောင်း။ တဒုပဂဝီရိယဝါဟနဋ္ဌေန၊ ထို သဒ္ဓါ စသော ယုဂနန္ဒတရားတို့သို့ ကပ်ရောက်သော ဝီရိယကို ဆောင်စေခြင်း(ဖြစ်စေခြင်း) ဟူသော သဘောအားဖြင့်။ ဘာဝနာ၊ ဖြစ်စေခြင်း၊ တိုးပွားစေခြင်းလည်းကောင်း။ အာသေဝနဋ္ဌေန၊ အဖန်တလဲလဲ မှီဝဲ ထုံမွမ်းခြင်းဟူသော သဘောအားဖြင့်။ ဘာဝနာ၊ ဖြစ်စေခြင်းလည်းကောင်း။ ဣတိ ဧဝံ၊ သို့။ ဝုတ္တာယ၊ ဟောတော်မူအပ်သော။ (ပဋိသမ္ဘိဒါမဂ်-မဟာဝဂ္ဂ၊ အာနာပါနဿတိကထာ၌ ဟောတော်မူအပ်သော။) ပညာသာဓနာယ၊ ပညာကို ပြီးစေတတ်သော။ ဘာဝနာယ၊ ဘာဝနာ၏။ အပ္ပဝတ္တိ၊ မဖြစ်ကြောင်း မောဟသည်။ (အဘာဝနာ၊ အဘာဝနာမည်၏။) ဝါ၊ တနည်း။ တပုဋိပက္ခဘူတာ၊ ထို အမောဟ၏ ဆန့်ကျင်ဘက်ဖြစ်၍ ဖြစ်ကုန်သော။ အကုသလာ၊ ကာမစွန္ဒ စသော အကုသိုလ်တို့သည်။ အဘာဝနာ၊ မည်၏။

နိဂ္ဂုဏေပိ၊ ဂုဏ်မရှိသည့်သော်မှလည်း။ ဂုဏဂ္ဂဟဏံ၊ ဂုဏ်ကို ယူခြင်းသည်။ အဓိကဂ္ဂဟဏံ၊ အဓိကဂ္ဂဟဏ မည်၏။ ဝိဇ္ဇမာနမ္ပိ၊ ထင်ရှားရှိသည်လည်းဖြစ်သော။ ဂုဏံ၊ ဂုဏ်ကို။ ဝိဒ္ဓံသေတွာ၊ ဖျက်ဆီး၍။ ဂဟဏံ၊ ယူခြင်းသည်။ ဥိနဂ္ဂဟဏံ၊ မည်၏။ စတုဝိပလ္လာသဂ္ဂဟဏံ၊ လေးပါးသော ဝိပလ္လာသကို ယူခြင်းသည်။ (အနိစ္စကို နိစ္စဟု ယူခြင်း၊ ဒုက္ခကို သုခဟု ယူခြင်း၊ အနတ္တကို အတ္တဟု ယူခြင်း၊ အသုဘကို သုဘဟု ယူခြင်းသည်။) ဝိပရိတဂ္ဂဟဏံ၊ မည်၏။

ယာဘာဝသဘာဝေတိ၊ ကား။ တေဿ၊ ဤသူ၏။ ဂုဏော၊ ဂုဏ်သည်။ တွေကော၊ ဤမျှ အတိုင်းအရှည်ရှိ၏။ ဒေါသော၊ အပြစ်သည်။ တွေကော၊ ၏။ ဣတိ၊ သို့။ ဂုဏဒေါသာနံ၊ ဂုဏ်အပြစ်တို့၏။ သဘာဝေ၊ သဘော၌။ (ပဝတ္တတိ-၌ စပ်။)

ဇရာဓမ္မော၊ အိုခြင်းသဘောရှိသော တရားသည်။ ဇီရတိ၊ ဆွေးမြေ့ယိုယွင်းအိုမင်းတတ်၏။ (အိုခြင်းသဘောရှိသော တရားသည် အိုမှာပေါ့။) တွေ၊ ဤအိုခြင်းသဘောရှိသော တရား၌။ မာဇီရိ၊ မအိုပါစေလင့်။ (ဣတိ၊ သို့။) တံ၊

သဒ္ဓါဒိဣန္ဒြိယာနံ။ ဧကရသဋ္ဌေနာတိ ဝိမုတ္တိရသဋ္ဌေန၊ ဘာဝနာ ဥပ္ပာဒနာ၊...တဒုပဂဝီရိယဝါဟနဋ္ဌေန တေသံ ယုဂနန္ဒဓမ္မာနံ(တို့သို့)ဥပဂံ ဝီရိယံ၊ တဿ ဝါဟနဋ္ဌေန ဘာဝနာ ဥပ္ပာဒနာ ဝမုနာ စ၊...အာသေဝနဋ္ဌေန၊ပဂုဏမလဝဋ္ဌေန၊ဘာဝနာဥပ္ပါဒနာ၊န+ပဝတ္တတိ ဧတေနာတိ အပ္ပဝတ္တိ၊ မောဟော၊ အကုသလာ၊ ကာမစွန္ဒာဒယော။-ဓမ္မ။

ထို တောင့်တခြင်းကို။ ကုတော လဗ္ဘာ၊ အဘယ်မှာ ရနိုင်ပါအံ့နည်း။ ဣတိ ဝေမာဒိပစ္စဝေက္ခဏသမ္ဘဝတော၊ ဤသို့ အစရှိသော ဆင်ခြင်ခြင်း၏ ဖြစ်သင့်ခြင်းကြောင့်တည်း။

၈၊ ဆက်။ အလောဘေန၊ အလောဘကြောင့်။ ဂဟဋ္ဌာနံ၊ အိမ်၌တည်သူ လူဝတ်ကြောင်တို့၏။ ခေတ္တဝတ္ထာဒိသု (ခေတ္တဝတ္ထုအာဒိသု)၊ လယ် ယာ အစ ရှိသည်တို့၌။ ဝိဝါဒါဘာဝတော၊ ငြင်းခုံခြင်း၏ မရှိခြင်းကြောင့်။ (သုခသံဝါသ တာ ဟောတိ-၌ စပ်။) အမောဟေန၊ ကြောင့်။ ပဗ္ဗဇိတာနံ၊ ရသေ့ ရဟန်းတို့၏။ ဒိဋ္ဌိဂတဝိဝါဒါဘာဝတော၊ မိစ္ဆာအယူ၌ ငြင်းခုံခြင်း၏ မရှိခြင်းကြောင့်။ (သုခ သံဝါသတာ ဟောတိ-၌ စပ်။) ဟိ၊ မှန်။ (တနည်း-ကသွာ အလောဘေန ဂဟဋ္ဌာနံ ခေတ္တဝတ္ထာဒိသု။ ဝိဝါဒါဘာဝေ၊ ကိုလည်းကောင်း။ အမောဟေန ပဗ္ဗဇိတာနံ။ ဒိဋ္ဌိဂတဝိဝါဒါဘာဝေ၊ ကိုလည်းကောင်း။ ဝိညာယတိ၊ နည်း။) ဟိ (ယသ္မာ)။ ကာမရာဂါဘိနိဝေသဝိနိပန္နာ၊ ကာမရာဂ တည်းဟူသော အဘိ နိဝေသဖြင့် နှောင်ဖွဲ့အပ်ကုန်သော။ ဂဟဋ္ဌာ၊ တို့သည်။ ဂဟဋ္ဌေဟိ၊ တို့နှင့်။ ဝိဝါဒန္တိ၊ ငြင်းခုံကြကုန်၏။ ဒိဋ္ဌိရာဂါဘိနိဝေသဝိနိပန္နာ၊ ဒိဋ္ဌိ ရာဂ ဟူသော အဘိနိဝေသဖြင့် နှောင်ဖွဲ့အပ်ကုန်သော။ သမဏာ၊ တို့သည်။ သမဏေဟိ၊ တို့နှင့်။ ဝိဝါဒန္တိ၊ ကုန်၏။ ဣတိ၊ ကြောင့်။ (အလောဘေန။ ပ။ ဒိဋ္ဌိဂတဝိဝါဒါ ဘာ ဝေ၊ ကိုလည်းကောင်း။ ဝိညာယတိ၊ ၏။)

ရာဂဝသေန၊ ရာဂ၏ အစွမ်းဖြင့်။ မိတ္တသန္တဝေ၊ မိတ်ဆွေဖွဲ့ခြင်းသည် လည်း ကောင်း။ ဒေါသဝသေန၊ ဖြင့်။ ဝိရောဓော၊ ဆန့်ကျင်ခြင်းသည်လည်း ကောင်း။ (ဟောတိ။) တဗ္ဗိသေသေန၊ ထို မိတ်ဆွေဖွဲ့ခြင်း ဆန့်ကျင်ခြင်း အထူးအားဖြင့်။ ဥပဂမာပဂမာ၊ မိတ်ဖွဲ့အပ်သူ အထံသို့ ချဉ်းကပ်ခြင်း၊ မိတ် ပျက်သူအထံမှ ဖဲခွာခြင်းတို့သည်။ (ဟောန္တိ။) ဝါ၊ အဋ္ဌကထာနည်းမှ တနည်း ကား။ (ရာဂဝသေန၊ ဖြင့်လည်းကောင်း။ ဒေါသဝသေန၊ ဖြင့်လည်းကောင်း။) ရူပါဒိမ္ပိ၊ ရူပါရုံ အစရှိသော။ အာရမ္မဏေ၊ ၌။ အနုရောဓ ဝိရောဓာ၊ လျော်စွာ ဖြစ်ခြင်း ဆန့်ကျင်ဘက်ဖြစ်ခြင်းတို့သည်။ (ဝါ၊ ချစ်ခြင်း၊ မုန်းခြင်းတို့သည်။ (ဟောန္တိ။) ပဋိဿာနုနယသင်္ခါတဿ၊ မုန်းခြင်း၊ ချစ်ခြင်းဟု ဆိုအပ်သော။ အမဇ္ဈတ္တဘာဝဿ၊ လျစ်လျူမရှုနိုင်သည်၏ အဖြစ်၏။ မောဟေန၊ ကြောင့်။ ပဝတ္တိ၊ ဖြစ်ခြင်းသည်။ (ဟောတိ။)

သုခဝိပရိဏာမေ၊ သုခ၏ ဖောက်ပြန်ခြင်းကြောင့် လည်းကောင်း။ ဒုက္ခသ မာယောဂေ၊ ဒုက္ခနှင့် ပေါင်းမိခြင်းကြောင့်လည်းကောင်း။ ပဋိဿပဝတ္တိယံ၊ ဒေါသ၏ ဖြစ်ရာအခါ၌။ ဝေဒနာပရိဂ္ဂဟော၊ ဝေဒနာကို သိမ်းပိုက်ခြင်းသည်။ န သိဇ္ဈတိ၊ မပြီးစီး။ ဣတိ၊ ကြောင့်။ အဒေါသာနုဘာဝေန၊ အဒေါသာ၏ အာ

နုဘော်ကြောင့်။ ဝေဒနာသတိပဋ္ဌာနံ၊ ဝေဒနာသတိပဋ္ဌာန်သည်။ သိဇ္ဈတိ၊ ပြီးစီးရ၏။...ဒိဗ္ဗဝိဟာရဿာတိ၊ ကား။ စတုန္နံ၊ ကုန်သော။ ဈာနာနံ၊ တို့၏။ (ပစ္စယော ဟောတိ-၌ စပ်။) အရိယဝိဟာရော၊ အရိယဝိဟာရ ဟူသည်။ ဖလသမာပတ္တိ၊ ဖလသမာပတ်တည်း။

မောဟေန၊ ကြောင့်။ အဝိစာရေန္တော၊ မစူးစမ်း မစိစစ်တတ်သူသည်။ ဥဒါသိနပက္ခေသု၊ ဥဒါသိန် အသင်းအပင်းဖြစ်ကုန်သော။ ဝါ၊ လျစ်လျူရှုထိုက်သော အသင်းအပင်း ဖြစ်ကုန်သော။ သဗ္ဗေသုပိ၊ ကုန်သော။ သတ္တသင်္ခါရေသု၊ သတ္တဝါသင်္ခါရတို့၌။ အဘိသင်္ဂံ၊ အလွန်ကပ်ငြိခြင်းကို။ ကရောတိ၊ ပြုတတ်၏။ ဣတိ၊ ကြောင့်။ အမူဠဿ၊ မတွေ့ဝေသူ၏။ တဒဘာဝေါ၊ ထိုလျစ်လျူရှုထိုက်သော အသင်းအပင်းတို့၌ ကပ်ငြိခြင်း၏ မရှိခြင်းကို။ ဝေဒိတဗ္ဗော၊ ဒေါသဿ၊ ဒေါသ၏။ (တ္ထ-၌ စပ်။) ဝါ၊ က။ (ပဋိပက္ခ-၌စပ်။) ဒုက္ခဒဿနဿ၊ ဒုက္ခ ဟု ရှုခြင်း၏။ အာသန္နပဋိပက္ခတ္တာ၊ နီးသော ဆန့်ကျင်ဘက်၏ အဖြစ်ကြောင့်။ တပုဋိပက္ခေန၊ ထိုဒေါသ၏ ဆန့်ကျင်ဘက်ဖြစ်သော။ အဒေါသေန၊ အဒေါသကြောင့်။ ဒုက္ခဒဿနံ၊ ဒုက္ခ ဟု ရှုနိုင်ခြင်းသည်။ ဟောတိ။

ကမ္မပထရာသိ အဖွင့်

အတ္တနော၊ မိမိ၏လည်းကောင်း။ ပရဿ စ၊ ၎င်းလည်းကောင်း။ သုခါဒိနိ၊ ကာယိကသုခ အစရှိသည်တို့ကို။ န ဗျာပါဒေတိ၊ ဖောက်ပြန်ခြင်းသို့ မရောက်စေတတ်။ န ဝိနာသေတိ၊ မပျက်စီးစေတတ်။ (မဖျက်ဆီးတတ်။) ဣတိ၊ သို့။ ဒဋ္ဌဗ္ဗံ။ [“ကာယိကစေတသိကသုခ” အရ သူတပါး၏ သုခကိုသာ ယူမည်စိုး၍ “အတ္တနော ပရဿ စ” ဟု မိန့်သည်။ မိမိ၏ ကာယိက စေတသိကသုခ၊ သူတပါး၏ ကာယိက စေတသိကသုခ ၂-ပါးလုံးကို ယူပါ-ဟူလို။] ကမ္မပထတာ တံသဘာဂတာဟိ။ ကမ္မပထ၏အဖြစ်၊ ထို ကမ္မပထနှင့် သဘာဝတူကုန်သည်၏ အဖြစ်တို့ကြောင့်။ ကမ္မပထဝ သေန၊ ကမ္မပထ၏ အဖြစ်ဖြင့်။ (ဂဟိတာ-၌ စပ်။)

၁။ ကမ္မပထတာ တံ သဘာဂတာဟိ။ ။ ကမ္မပထမြောက်သော အနာဘိဇ္ဈာ စသည်ကို ရည်ရွယ်၍ “ကမ္မပထတာ” ဟု ဆို၏။ ကမ္မပထမမြောက်သော အနာဘိဇ္ဈာ စသည်ကို ရည်ရွယ်၍ “တံသဘာဂတာ” ဟု ဆို၏။ သူတပါး၏စည်းစိမ်ကို ရှေးရှုကြံ့ခွင့်ကြံ့သော အခါ မကြံ့မိအောင်ရှောင်လျှင် အနာဘိဇ္ဈာ ကမ္မပထ ဖြစ်၏။ ထိုသို့ ရှောင်စရာမရှိပဲ သက်သက် လောဘမဖြစ် (အလောဘဖြစ်) ရာ၌ တံ သဘာဂတာ-ထို ကမ္မပထနှင့်သဘောတူသည့်အတွက် သဒိဿပစာရအားဖြင့် ကမ္မပထ ဟု ခေါ်ရ၏။ ထို့ကြောင့် ကမ္မပထရာသိ၌ ကမ္မပထ မမြောက်သော်လည်း နာမည်တူသောကြောင့် သွင်းယူနိုင်သည်။ [အဘိဇ္ဈာဒယော ဝိယ အနာဘိဇ္ဈာဒယောပိ န ဧကန္တံ ကမ္မပထဘူတာယေဝါဘိ အာဟ ကမ္မပထတာ တံသဘာဂတာဟိတိ။-အနု။]

ပဿဒ္ဓါဒိယုဂလအဖွင့်

ဒရထော၊ ဒရထ ဟူသည်။ သာရမ္ဘော၊ လွန်စွာနှိပ်စက် ဖျက်ဆီးခြင်းတည်း။
 တေ၊ ဤ ဒရထ ဟူသောအမည်သည်။ ဒုက္ခဒေါမနဿပစ္စယာနံ၊ ဒုက္ခဒေါမနဿ
 ဟူသော အကြောင်းရှိကုန်သော။ ဥဒ္ဓစ္စာဒိကာနံ၊ ဥဒ္ဓစ္စ အစရှိကုန်သော။ (ဝါ၊
 ပြဋ္ဌာန်းသော ဥဒ္ဓစ္စရှိကုန်သော။) ကိလေသာနံ၊ တို့၏။ အဓိဝစနံ၊ အမည်တည်း။
 ဝါ၊ တနည်း။ (ဒုက္ခဒေါမနဿ ပစ္စယာနံ၊ ကုန်သော။) စတုနံ၊ ခန္ဓာနံ၊ တို့၏။ အဓိ
 ဝစနံ။ ဥဒ္ဓစ္စပုဓာနာ၊ ပြဋ္ဌာန်းသော ဥဒ္ဓစ္စရှိကုန်သော။ ကိလေသာ၊ ကိလေသာတို့
 သည်။ ဥဒ္ဓစ္စာဒိကိလေသာ၊ ဥဒ္ဓစ္စာဒိကိလေသတို့မည်၏။ [ဥဒ္ဓစ္စာဒိကိလေသာ၌
 “အာဒိသဒ္ဓါသည် ပဓာနအနက်ဟော” ဟူလို။] ဝါ၊ တနည်း။ ဥဒ္ဓစ္စံ၊ ကို။
 အာဒိ ကတော၊ ရှိ။ သဗ္ဗကိလေသေ၊ တို့ကို။ သင်္ဂဏှာတိ။ [ဥဒ္ဓစ္စာဒိ၌ အာဒိ
 သဒ္ဓါသည် ကောဋီ(အစ အပိုင်းအခြား) အနက်ဟော-ဟူလို။]

သုဝဏ္ဏဝိသုဒ္ဓိ ဝိယာတိ၊ ကား။ သုဝဏ္ဏဝိသုဒ္ဓိ၊ သန့်ရှင်း စင်ကြယ်သော
 ရှေ့သည်။ အလင်္ကာရဝိကတိဝိနိယောဂက္ခမာ၊ အထူးတလည် ပြုအပ်သော
 တန်ဆာတို့၌ ယှဉ်စပ် သုံးစွဲခြင်း၌ ခံသည်။ (ဟောတိ) ယထာ၊ ကဲ့ကို။ ဧဝံ၊ တူ။
 အယမ္ပိ၊ ဤ ကာယကမ္မညတာ စိတ္တကမ္မညတာ သည်လည်း။ ဟိတကိရိယာ ဝိနိ-
 ယောဂက္ခမာ၊ အစီးအပွားပြုမှုတို့ဝယ် ယှဉ်စပ် သုံးစွဲခြင်း၌ ခံ၏။

သမံ၊ အညီအမျှ။ ဝါ၊ တနည်း။ သမန္တတော၊ ထက်ဝန်းကျင်၌။ ပကာရေ
 ဟိ၊ အပြားတို့ဖြင့်။ ဇာနနံ၊ သိခြင်းသည်။ သမ္ပဇညံ၊ ည-မည်၏။ စေတိယဝန္တနာ-
 ဒိအတ္ထံ၊ စေတိတော်ကိုရှိခိုးခြင်း အစရှိသော အကြောင်းကြောင့်။ (စေတိယ
 ဝန္တနာဒိဟေတု။-အနု။) အဘိက္ကမာဒိသု၊ သွားခြင်းအစရှိသည်တို့၌။ အတ္တာ-
 နတ္ထပရိဂ္ဂဏှနံ၊ အကျိုးရှိ အကျိုးမရှိကို သိမ်းပိုက်ကြောင်း ဉာဏ်သည်။
 သာတ္ထကသမ္ပဇညံ၊ သာတ္ထကသမ္ပဇည မည်၏။ [“သာတ္ထက”၌ အတ္ထဖြင့်
 အနတ္ထကိုလည်း ယူ၊ ဧကသေသပြုထားသည်။ သပ္ပာယ၌လည်း နည်းတူ။] စ၊
 ဆက်။ အတ္ထေ၊ အကျိုးသည်။ သတိ၊ သော်။ သပ္ပာယာသပ္ပာယရူပါဒိပရိဂ္ဂဏှနံ၊
 သပ္ပာယရူပါရုံ၊ အသပ္ပာယရူပါရုံ အစရှိသည်ကို သိမ်းပိုက်ကြောင်း ဉာဏ်သည်။
 သပ္ပာယသမ္ပဇညံ၊ မည်၏။ ဂေါစရဂါမာဘိက္ကမနာဒိသု၊ ဆွမ်းခံရွာသို့သွား
 ခြင်း အစရှိသည်တို့၌။ ကမ္မဋ္ဌာနာဝိဇဟနံ၊ ကမ္မဋ္ဌာန်းကို မစွန့်ကြောင်း ဉာဏ်
 သည်။ ဂေါစရသမ္ပဇညံ၊ မည်၏။ အဘိက္ကမာဒိနံ၊ သွားခြင်း အစရှိသည်တို့
 ၏။ ဓာတုအာဒိဝသေန၊ ဓာတ်သဘော အစရှိသည်တို့၏ အစွမ်းဖြင့်။ ဗဝိ-
 စုယော၊ စိစစ်ကြောင်း ဉာဏ်သည်။ အသမ္မောဟသမ္ပဇညံ၊ မည်၏။

ဒွေ၊ ကုန်သော။ ဣမေ ဓမ္မာ၊ တို့သည်။ ၊ သဗ္ဗကမ္မဋ္ဌာနဘာဝနာနံယုတ္တာနံ၊ အလုံးစုံသော ကမ္မဋ္ဌာန်းဘာဝနာကို အားထုတ်ကုန်သော။ (မည်သည့် ကမ္မဋ္ဌာန်း မဆို အားထုတ်ကုန်သော။) သဗ္ဗယောဂီနံ၊ အလုံးစုံသော ယောဂီတို့အား။ သဗ္ဗဒါ၊ သိမ်း။ ဥပကာရကာ၊ လျော်သောကျေးဇူးကို ပြုတတ်ကုန်၏။ (ကသ္မာ၊ နည်း။) ၊ ပါရိဗန္ဓကဟရဏတော၊ ထက်ဝန်းကျင် နှောင်ဖွဲ့တတ်သော နီဝရဏ ကိလေသာတို့ကို ပယ်ရှားတတ်ကုန်သည်၏ အဖြစ်ကြောင့်လည်းကောင်း။ ဘာဝနာဝနာတော စ၊ ဘာဝနာကိုတိုးပွားစေတတ်ကုန်သည်၏ အဖြစ်ကြောင့် လည်းကောင်းတည်း။ ယထာဟ၊ အဘယ်ကဲ့သို့ ဟောတော်မူသနည်း။ ဒွေ ဓမ္မာ ဗဟုကာရာ သတိ စ သမ္ပဗညဉ္ဇာတိ၊ ဟူ၍။ အာဟ၊ [သတိ စ၊ သတိ သည်လည်းကောင်း။ သမ္ပဗညဉ္ဇာ၊ လည်းကောင်း။ ဒွေ၊ ကုန်သော၊ ဓမ္မာ၊ တို့သည်။ ဗဟုကာရာ၊ များသော လျော်သော ကျေးဇူးကိုပြုတတ်ကုန်၏။ (အင်္ဂုတ္တိရံ၊ စတုက္ကနိပါတ်၊ ပဋိပဒါဝဂ်၊ ယုဂနဒ္ဒ-သုတ်။)]

ယုဂေ၊ ထမ်းပိုး၌။ နဒ္ဒါ၊ ဝိယ၊ ဖွဲ့အပ်သော အာဇာနည်မြင်းတို့နှင့် တူကုန်၏။ ဣတိ၊ ကြောင့်။ ယုဂနဒ္ဒါ၊ တို့မည်၏။ အညမညံ၊ ချင်း။ နိမိတ္တဘာဝေန၊ အကြောင်း၏ အဖြစ်ဖြင့်။ သမံ၊ အညီအမျှ။ ပဝတ္ထာ၊ ဖြစ်ကုန် သော တရားတို့တည်း။ ဣတိ အတ္ထော၊ ဟိ၊ မှန်။ ပုနစပရံ၊ ပ။ ဘာဝေတိတိ၊ ဟူသော။ သုတ္ထေ၊ သုတ်၌။ [အင်္ဂုတ္တိရံ၊ စတုက္ကနိပါတ်၊ ပဋိပဒါဝဂ်၊ ယုဂနဒ္ဒ- သုတ်၌။] ဧတေသံ၊ ဤ သတိ သမ္ပဗညတို့၏။ ယုဂနဒ္ဒတာ၊ ယုဂနဒ္ဒတို့၏

၁။ သဗ္ဗကမ္မဋ္ဌာန။ ပ။ သဗ္ဗဒါ။ ။ သမထေတုဿစ္စကမ္မဋ္ဌာနဝသေန (သမထကမ္မဋ္ဌာန်း၊ စတုဿစ္စကမ္မဋ္ဌာန်း၏ အစွမ်းဖြင့်လည်းကောင်း) တက္ခေဒဝသေန စ (ထိုသမထ ကမ္မဋ္ဌာန်းအပြား၊ စတုဿစ္စကမ္မဋ္ဌာန်းအပြား၏ အစွမ်းဖြင့်လည်းကောင်း။) သဗ္ဗကမ္မဋ္ဌာနဘာဝနာဘိယုတ္တာနံ (အလုံးစုံသော ကမ္မဋ္ဌာန်းဘာဝနာကို အားထုတ်ကြကုန် သော) မုဒုမဇ္ဈိမတိက္ခိန္ဒိယတာဒိဘောဒေန သဗ္ဗယောဂီနံ (မုဒုန္ဒိယယောဂီ စသော အလုံးစုံသော ယောဂီ ၃-မျိုးတို့အား) ဝိတ္တဿ လိနုဒ္ဒစ္စာဒိကာလဝသေန (စိတ်၏တွန့် ရာအခါ ဗတ်၏ပျံလွင့်ရာအခါ အစရှိသောကာလ၏ အစွမ်းဖြင့်) သဗ္ဗဒါ။ -အနုဒ္ဓိကာ။

၂။ ပါရိဗန္ဓက။ ပ။ ဝနုနတော။ ။ ပရိဗန္ဓန္တိ၊ စိတ်ကို ထက်ဝန်းကျင် နှောင်ဖွဲ့တတ် ကုန်၏။ ဣတိ ပရိဗန္ဓကာ (နီဝရဏာ)။ [သုတ္တံ၌ ဏ-သက်၍ ပါရိဗန္ဓကာ။] သတိ- သမ္ပဗည ၂-ပါးတို့သည် ထို ပါရိဗန္ဓက နီဝရဏတို့ကိုလည်း ပယ်ရှားနိုင်ကုန်၏။ ဘာ- ကြောင့်နည်း။ဟိတာဟိတဓမ္မ။ ပလက္ခဏဘာဝတော (စီးပွားကို ပြုတတ်သောတရား မပြုတတ်သောတရားတို့ကို မှတ်သားတတ်သောကြောင့်တည်း။ ဘာဝနာကိုလည်း တိုး ပွားစေနိုင်ကုန်၏။ ဘာကြောင့်နည်း။ယထာသဘာဝံ ပဋိဝေဓဘာဝတော (သဘော အမှန်အတိုင်း ထိုးထွင်း၍သိနိုင်သည်၏ အဖြစ်ကြောင့်တည်း။) -အနု။

အဖြစ်ကို။ (ယုဂနဒ္ဒ အမည်ကို။) ဝုတ္တာ။ [အာဝုသော၊ ငါ့ရှင်တို့။ ပုနစ၊ တဖန်လည်း။ အပရံ၊ တမျိုးကား။ ဘိက္ခု၊ သည်။ ယုဂနဒ္ဒ၊ ယုဂနဒ္ဒဖြစ်သော။ ဝါ၊ ထမ်းပိုး၌ဖွဲ့အပ်သော အာဇာနည်မြင်းအစုံနှင့် တူသော။ သမထဝိပဿနံ၊ သမထဝိပဿနာကို။ ဘာဝေတိ၊ ဖြစ်စေ၏။ ဝါ၊ ပွားစေ၏။]

သဗ္ဗကုသလဓမ္မေသု၊ အလုံးစုံသော ကုသိုလ်တရားတို့၌။ လိနုဒ္ဒစ္စာဘာဝေါ၊ တွန့်ဆုတ်ခြင်း ပျံ့လွင့်ခြင်း၏ မရှိခြင်းသည်။ သမံ၊ အညီအမျှ။ ယုတ္တေဟိ၊ ယှဉ်ကုန်သော။ ဧတေဟိ ဒွိဟိ၊ ဤဝီရိယ သမာဓိ နှစ်ပါးတို့ကြောင့်။ (ဟောတံ။) ဣတိ၊ ကြောင့်။ ဝီရိယ။ ပ။ တ္တာယာတိ၊ ဟူ၍။ အာဟ၊ ဆိုပြီ။ [အဋ္ဌကထာ၌ ဆိုပြီ-ဟူလို။] ယောဂဝစနတ္ထာယ၊ ယှဉ်စပ်ပုံကို ဆိုခြင်းအကျိုးငှာ။ ဣတိ အတ္ထော။

ယေဝါပနက အဖွင့်

ရူပါဘာဝေတိ၊ ကား။ ရူပနာဘာဝေန၊ ဖောက်ပြန်ခြင်း၏ မရှိခြင်းကြောင့်။ (အရူပိနော-၌ စပ်။) ...သဘာဝတော ဥပလဗ္ဘမာနာတိ၊ သဘာဝတော ဥပလဗ္ဘမာနာ ဟူသောစကားသည်။ ဓမ္မာတိ ဧတဿ၊ ဓမ္မာဟူသော ဤပုဒ်၏။ အတ္ထော၊ အနက်တည်း။ [အနက်အဓိပ္ပာယ်ပြု စကားတည်း။ “ဓမ္မာ” အရ သဘာဝဓမ္မကို ယူပါ၊ ပညတ္တိဓမ္မကို မယူပါလင့်-ဟူလို။] ...မေတ္တာပုဗ္ဗဘာဂေါ-တိ၊ ကား။ အပ္ပနာပုတ္တာယ၊ အပ္ပနာသို့ ရောက်သော။ မေတ္တာယ၊ မေတ္တာ၏။ ပုဗ္ဗဘာဂေါ၊ ရှေ့အဖို့၌ ဖြစ်သော မေတ္တာတည်း။ ဧတသ္မိံ စိတ္တေ၊ ဤပဌမ မဟာကုသိုလ်စိတ်၌။ ပရိကမ္မမေတ္တာ၊ ပရိကံ ဖြစ်သော မေတ္တာသည်။ အတ္တိ၊ ၏။ ဣတိ အတ္ထော။ ဝိရတိဝသေနာတိ၊ ကား။ ဝစိပဝတ္တိယာ၊ စကားသံ၏ ဖြစ်ခြင်းအားဖြင့်။ န ပူရေတိ၊ ပြည့်စေသည် မဟုတ်။ ကိန္တု၊ စင်စစ်ကား။ ပိရတိယောဂေန၊ ဝီရတိနှင့် ယှဉ်ခြင်းအားဖြင့်။ (ပူရေတိ) ဣတိ အတ္ထော။

အပဏ္ဏကင်္ဂါနီတိ၊ ကား။ အဝိရဒ္ဒင်္ဂါနိ၊ မချွတ်မယွင်းသော စိတ်အင်္ဂါတို့ကို။ (လဗ္ဘန္တိ-၌ စပ်။) ...ယထာ တထာ ဝါ၊ ဟုတ်ဟုတ်ငြားငြားသော အခြင်းအရာအားဖြင့်လည်း။ [မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ-ဟူလို။] အာရမ္မဏေ၊ ၌။ ဝိနိစ္ဆယနံ၊ ဆုံးဖြတ်ခြင်းသည်။ အဓိမုစ္စနံ၊ မည်၏။ ဟိ၊ မှန်။ အနဓိမုစ္စန္တော၊ မဆုံးဖြတ်နိုင်သူသည်။ ပါဏာတိပါတာဒိသု၊ ပါဏာတိပါတ အစရှိသော ဒုစရိုက်အမှုတို့၌ သော်လည်းကောင်း။ ဒါနာဒိသု ဝါ၊ ဒါန အစရှိသော ကောင်းမှုတို့၌ သော်လည်းကောင်း။ န ပဝတ္တတိ၊ မဖြစ်နိုင်။

သဒ္ဓါ ပန၊ သဒ္ဓါသညကား။ ပသာဒနီယေသု၊ ကြည်ညိုဖွယ် ဝတ္ထုတို့၌။ ပသာ-
ဒါရိမောက္ခော၊ ကြည်ညိုခြင်းဟူသော ဆုံးဖြတ်ခြင်းသည်။ (ဟောတိ။) ဣတိ
အယံ၊ ကား။ ဧတေသံ၊ ဤ အဓိမောက္ခ သဒ္ဓါတို့၏။ ဝိသေသော၊ တည်း။
ဒါရကဿ ဝိယ၊ သူငယ်၏ ကဲ့သို့။ ဣတောစိတော စ၊ ဤမှ ဤမှလည်း။
သံသပ္ပနဿ၊ ထက်ဝန်းကျင် ရွေ့လျားသော။ ကရိဿာမိ၊ ပြုရအံ့လော။ န
ကရိဿာမိ၊ လော။ ဣတိ၊ သို့။ အဝိနိစ္ဆယဿ၊ မဆုံးဖြတ်နိုင်ခြင်း၏။ ပဋိပက္ခ-
ကိရိယာ၊ ဆန့်ကျင်ဘက် အမှုအရာသည်။ အသံသပ္ပနံ၊ အသံသပ္ပန မည်၏။

ပုရိမ မနတောတိ၊ ကား။ ဘဝင်္ဂတော၊ ဘဝင်စိတ်မှ။ ဝိသဒိသံ၊ မတူ
သော။ ဝိထိဇဝနံ၊ ဝိထိ ဇောဟူသော။ (ဝိထိအစဉ် ဇောအစဉ်ဟူသော။)
မနံ၊ စိတ်ကို။ ကရောတိ၊ ၏။ ဣတိ၊ ဤ ဝိသဒိသံ မနံ ကရောတိ ဟူသော
ဝစနတ္ထဖြင့်။ မနသိကာရသာမညေန၊ မနသိကာရချင်း တူသည်၏ အဖြစ်ကြောင့်။
ဝိထိဇဝန ပဋိပါဒကော၊ ဝိထိပဋိပါဒကမနသိကာရ ဇဝနပဋိပါဒကမနသိကာရ
တို့ကို။ ဒဿေတိ၊ ၏။ ...တေသု ဓမ္မေသုတိ၊ ကား။ စိတ္တစေတသိကဓမ္မေသု၊
ယှဉ်ဖက်ဖြစ်သော စိတ်စေတသိက်တရားတို့၌။ ဟိ၊ မှန်။ အတဒါရမ္မဏတ္ထေ၊
ထို စိတ်စေတသိက်ဟူသော အာရုံမရှိသည်၏ အဖြစ်သည်။ (သတိ) ပိ၊ သော်
လည်း။ [တတြမဇ္ဈတ္တတာက စိတ် စေတသိက်တို့ကို အာရုံမပြုပါသော်လည်း။]
တေသု၊ ထို စိတ် စေတသိက်တို့သည်။ သမပ္ပဝတ္ထေသု၊ အညီအမျှ ဖြစ်ကုန်လတ်
သော်။ ဥဒါသိနဘာဝတော၊ အသင့်အားဖြင့် ရှုတတ်သည်၏ အဖြစ်ကြောင့်။
တတြမဇ္ဈတ္တတာတိ၊ ဟူ၍။ ဝုစ္စတိ။ [တတြ၊ ထို စိတ်စေတသိက်တို့၌။ မဇ္ဈတ္တတာ၊
လျစ်လျူရှုတတ်သည်၏အဖြစ် ဟု ဆိုအပ်သည်-ဟူလို။]... အလိနာနုဒ္ဒတပုဝတ္ထိ-
ပစ္စယတ္တာ၊ မတုန်ဆုတ်သောအားဖြင့် ဖြစ်ခြင်း၊ မပျံ့လွင့်သောအားဖြင့် ဖြစ်
ခြင်း၏ အကြောင်း၏ အဖြစ်ကြောင့်။ ဥိနာဓိကတာနိဝါရဏရသာ၊ ယုတ်
လျော့သည်၏အဖြစ် လွန်တက်သည်၏အဖြစ်ကို တားမြစ်ခြင်းကိစ္စ ရှိ၏။ ... ကယ
။ပ။ ဝတ္ထုနန္တိ၊ ကား။ ပါဏာဒိနံ၊ သူ့ အသက် အစရှိသည်တို့ကို။ [အဝိတိက္ကမ
လက္ခဏာ-၌ စပ်။ ကာယဒုစ္စရိဘာဒိဝတ္ထု ဟူသည် သူ့ အသက် သူ့ ဥစ္စာ အစရှိ
သော ဝတ္ထုပင်တည်း-ဟူလို။] အမဒ္ဒနာ၊ အမဒ္ဒနာ ဟူသည်။ မဒ္ဒနပဋိပက္ခ-
ဘာဝေါ၊ ကျူးလွန် နှိပ်နယ်ခြင်း၏ဆန့်ကျင်ဘက်၏ အဖြစ်ပင်တည်း။ [အမဒ္ဒ-
နာ၌ အ-သဒ္ဓါသည် ပဋိပက္ခအနက်ဟော-ဟူလို။]

တံတံ ရာသိကိစ္စဝသေန၊ ထိုထို ရာသိ၏ ကိစ္စ၏အစွမ်းဖြင့်။ (ထိုထိုရာသိ၌
ပါဝင်သော ကိစ္စ၏အစွမ်းဖြင့်။) ဝိဘာဂရဟိတာ၊ ခွဲခြား ဝေဖန်အပ်သော
အပြားမှ ကင်းသောတရားတို့သည်။ အဝိဘတ္တိကာ၊ အဝိဘတ္တိက တို့ မည်၏။ ...

အပွင့်]

မူလဋီကာနိဿယ

၆၆၃

တ္ထောတိ၊ ကား။ ဧတေသု သဝိဘတ္တိကေသု၊ ဤ သဝိဘတ္တိက တရားတို့ကို။ ဒုတိယဋ္ဌာနာဒိသု၊ ဒုတိယဋ္ဌာန အစရှိသည်တို့၌။ ဘာဇိယမာနေသုပိ၊ ဝေဖန် အပ်ပါကုန်သော်လည်း။ အပုပ္ဖံ၊ အသစ်သည်။ နတ္ထိ၊ မရှိ။ ဣတိ အတ္ထော။

ပဒံ ပူရိတန္တိ၊ ကား။ ဈာနာဒိပဒံ၊ ဈာနံ အစရှိသောပုဒ်ကို။ ပဉ္စကာဒိ-
ဝသေန၊ ဈာန်ငါးပါးအပေါင်း အစရှိသည်တို့၏ အစွမ်းဖြင့်။ ပူရိတံ၊ ပြည့်စေ
တော်မူအပ်ပြီ။ ဟိ၊ မှန်။ (တနည်း) ဟိ (ယသွာ)။ ပဉ္စ၊ ကုန်သော။ အင်္ဂါနိ၊
အင်္ဂါတို့သည်။ ဈာနပဒဿ၊ ဈာနံ ပုဒ်၏။ ဝါ၊ ဈာန သဒ္ဒါ၏။ [ဈာနပဒ-
ဿာတံ ဈာနသဒ္ဒဿ။-အနု။] အတ္ထော၊ အနတ်တည်း။ တေသု၊ ထို ငါးပါး
သော အင်္ဂါတို့တွင်။ ဧကသ္မိံ၊ တပါးသော အင်္ဂါသည်။ ဦနေ စ၊ ယုတ်
လျော့ပြန်သော်လည်း။ ဈာန ပဒံ၊ ဈာနံ ဟူသောပုဒ်လည်း။ ဦးနံ၊ အနက်အား
ဖြင့် ယုတ်လျော့သည်။ ဟောတိ။ ဣတိ၊ ကြောင့်။ (ဈာနာဒိပဒံ ပဉ္စကာဒိ-
ဝသေန ပူရိတံ။)

ပဒသမူဟာ၊ ပုဒ်အပေါင်း ဝါကျသည်။ ပဒံ၊ ပဒ မည်၏။ ဝါ၊ တနည်း။
ပဒကောဋ္ဌာသော၊ တရားအစုသည်။ ပဒံ၊ ပဒ မည်၏။ ဝါ၊ တနည်း။ တံတမေဝ၊
ထိုထို ပဒသည်ပင်။ (ဝေဖြင့် သမူဟ ကောဋ္ဌာသ တို့ကို ကန့်။) ပဒံ၊ ပဒ မည်၏။

အဝုတ္တံ၊ မဟောအပ်သည်။ (သမာနံ၊ သော်။) ဟာပိတံ နာမ၊ ယုတ်လျော့
စေအပ်သည် မည်သည်။ ဟောတိ။ ဣတိ၊ ကြောင့်။ ဝုတ္တံ၊ ဟောတော်မူအပ်
သည်။ (ဟုတော။) ပူရိတံ၊ ပြည့်စေအပ်သည်။ (ဟောတံ။) ဣတိ၊ ဤသို့ မှတ်
အပ်၏။ [ဤအဓိပ္ပာယ်များကို အဋ္ဌကထာဘာသာဋီကာ၌ ပြထားပြီ။]

ဝုတ္တသ္မိညေဝ၊ ဟောအပ်ပြီးသော တရားကိုပင်။ ဝုစ္စမာနေ၊ ထပ်၍ ဟော
တော်မူအပ်သော်။ အနေကေသံ၊ များစွာကုန်သော။ ပူရိသ သဒ္ဒါနံ ဝိယ၊
ပူရိသသဒ္ဒါ တို့၏ ကဲ့သို့။ ကောစိ၊ တစုံတခုသော။ သမ္ပန္နော၊ ဆက်စပ်ခြင်း
သည်။ နတ္ထိ။ ဣတိ၊ သို့။ မညမာနေ၊ သည်။ (ဟုတော။) အနုသန္တိကာ
ကထာတံ၊ ဟူ၍။ အာဟ။ ...

အန္တရန္တရာ၊ အကြားအကြား၌။ (ထိုထိုရာသိတို့၏ အကြားအကြား၌။)
ဝုတ္တသ္မိညေဝ၊ ဟောတော်မူအပ်ပြီးသော တရားကိုပင်။ ဝုစ္စမာနေ၊ ထပ်၍
ဟောတော်မူအပ်သော်။ အနုက္ကမေန၊ အစဉ်အားဖြင့်။ ဓမ္မာ၊ တို့သည်။ ကထံ
တာ၊ ကုန်သည်။ န ဟောန္တိ။ ဣတိ၊ ကြောင့်။ ဥပ္ပဋ္ဌိပါဋိယာတိ၊ ဟူ၍။ အာဟ။

၁ ဖဿပဉ္စမကရာသိ၊ ဖဿပဉ္စမကရာသိကို။ သဗ္ဗစိတ္တုပ္ပါဒ သာဓာရဏ၊
ဝသေန၊ အလုံးစုံသော စိတ္တုပ္ပါဒတို့နှင့် ဆက်ဆံသည်၏ အစွမ်းဖြင့် လည်း
ကောင်း။ စတုက္ခန္ဓတပုစ္စယသင်္ဂဟ၊ ဝသေန စ၊ လေးပါးသောခန္ဓာကို သိမ်းယူ
နိုင်ခြင်း၊ ထိုခန္ဓာ၏ အကြောင်းကို သိမ်းယူနိုင်ခြင်း၏ အစွမ်းဖြင့် လည်း
ကောင်း။ 'ဝုတ္တော၊ ဟောတော်မူအပ်ပြီ။

ပန၊ ဆက်။ ဟထာဝုတ္တောသု၊ အကြင်အကြင် ဟောတော်မူအပ်ပြီးကုန်သော။
ရာသိသု၊ ဈာနရာသိ အစရှိသည်တို့တွင်။ ကေရာသိကိစ္စယပိ၊ တခုသောရာသိ၏
ကိစ္စ၏လည်း။ အဘာဝါ၊ မရှိခြင်းကြောင့်။ 'ဆန္ဒာဒယော၊ ဆန္ဒ အစရှိသော
တရားတို့ကို။ ယေဝါပနကဝသေန၊ ယေဝါပနက၏ အစွမ်းဖြင့်။ ဝုတ္တာ၊ ကုန်ပြီ။

စ၊ ဆက်။ ဝုတ္တာနံပိ၊ ဟောတော်မူအပ်ပြီးလည်း ဖြစ်ကုန်သော။ ဓမ္မာနံ၊
ဖဿ အစရှိသော တရားတို့၏။ (ဝေဒနာဒီနံ၊ ဝေဒနာ အစရှိသည်တို့၏။ ဈာ
နင်္ဂါဒိဘာဝေ၊ ဈာနင်္ဂ အစရှိသည်တို့၏အဖြစ်ကို။ ဝုတ္တော ယထာ၊ ဟောတော်

၁။ ဖဿ။ ပ။ ဝုတ္တော။ ။ ဈာနရာသိ၌ ပါသော ဝိတက် စသည်တို့သည် ဈာနကိစ္စ
ကိုပြုကြသကဲ့သို့ ဖဿပဉ္စမကရာသိ၌ပါသော တရားတို့သည် မိမိတို့၏ လက္ခဏ
ရသမ္ပတပါး ရာသိ၏ ကိစ္စကို မပြုကြသည် မဟုတ်ပါလော၊ အဘယ်ကြောင့် ဖဿ
ပဉ္စမကကို ရာသိတခုအဖြစ်ဖြင့် ဟောတော်မူအပ်သနည်း ဟု မေးဖွယ် ရှိသောကြောင့်
“ဖဿ ။ ပ။ ဝုတ္တော” ဟု မိန့်သည်။ ထိုထိုရာသိကိစ္စကို မပြုသော်လည်း သဗ္ဗစိတ္တုပ္ပါဒ-
သာဓာရဏ၊ စတုက္ခန္ဓသင်္ဂဟ၊ တပုစ္စယသင်္ဂဟ၏ အစွမ်းကြောင့် ဖဿပဉ္စမကရာသိ-
ကို ဟောတော်မူရသည်-ဟူလို

၂။ သဗ္ဗစိတ္တုပ္ပါဒသာဓာရဏ။ ။ ဖဿ ဝေဒနာ သညာ စေတနာ စိတ်သည်
စိတ်ဖြစ်စဉ်၌ ပါဝင်ကြ၏။ (စိတ္တုပ္ပါဒတခုဖြစ်လျှင် စိတ် ဖဿ ဝေဒနာ သညာ စေ
တနာတို့ ပါဝင်ကြသည်-ဟူလို။) ဤသို့ သဗ္ဗစိတ္တုပ္ပါဒသာဓာရဏ ဖြစ်သောကြောင့်
လည်း ဖဿပဉ္စမကရာသိကို ရာသိတခုအဖြစ်ဖြင့် ဟောတော်မူရသည်။

၃။ စတုက္ခန္ဓတပုစ္စယသင်္ဂဟ။ ။ ဝေဒနာ သညာ စေတနာ စိတ္တတို့ဖြင့် နာမ်
ခန္ဓာလေးပါးလုံးကို သိမ်းကျုံးမိသောကြောင့်လည်းကောင်း၊ (စေတနာဖြင့် သင်္ခါရ-
က္ခန္ဓာကို သိမ်းကျုံးသည်။) “ဖဿပစ္စယာ ဝေဒနာ” “ဖုဋ္ဌော ဝေဒေတိ၊ ဖုဋ္ဌော
သဇ္ဇာနာတိ” စသည်ကို ဟောတော်မူရကား စတုက္ခန္ဓ၏ အကြောင်းဖြစ်သော ဖဿ-
ကို သိမ်းယူနိုင်သောကြောင့်လည်းကောင်း ရာသိတခုအဖြစ်ဖြင့် ဟောတော်မူရသည်။
[တပုစ္စယသဗ္ဗေန ဖဿံ နာမ အာဟ။-မဓ။]

၄။ ဆန္ဒာဒယော ယေဝါပနကဝသေန။ ။ ဆန္ဒ စသော တရားတို့ကို အဘယ်
ကြောင့် ဟောတော်မူအပ်ပြီးသောရာသိတို့၌ ထည့်သွင်း၍ မဟောအပ်ပါကုန်သနည်း
ဟု မေးဖွယ်ရှိသောကြောင့် “ယထာ ဝုတ္တောသု။ ပ။ ဝုတ္တာ” ဟု မိန့်သည်။ ဖဿပဉ္စမက-
ရာသိ ဈာနရာသိ စသော ဟောအပ်ပြီးသော ရာသိတို့တွင် တခုသောရာသိ၏ ကိစ္စကို
မျှ မပြုနိုင်ကြသောကြောင့် ဆန္ဒ စသော တရားတို့ကို ဟောအပ်ပြီးသော ရာသိတို့၌
သွင်း၍မဟောပဲ ယေဝါပနက အဖြစ်ဖြင့် ဟောတော်မူအပ်ကုန်သည်-ဟူလို

မူအပ်သကဲ့သို့။ ဝေံ၊ တူ။) သောဝစဿတာ။ပ။ဝိသေသော၊ သောဝစဿတာ
 ကလျာဏမိတ္တတာ အစရှိသော နာမည်အထူးကို။ န ဝုတ္တော၊ ဟောတော်မမူ
 အပ်။ ဣတိ၊ ကြောင့်။ တဿ၊ ထို နာမည် အထူးကို။ သင်္ကနုတ္ထံ၊ သိမ်းယူခြင်း
 အကျိုးငှာ၊ ကေစိ၊ အချို့ကုန်သော။ ဓမ္မေ၊ ဆန္ဒ အစရှိသော တရားတို့ကို။
 ဝိသု၊ သိခြား။ ထပေတွာ၊ မဟောပဲ ချန်ထားခဲ့၍။ တေ စ၊ ထို ဆန္ဒ အစရှိသော
 တရားတို့ကိုလည်းကောင်း။ တဉ္စ ဝိသေသံ၊ ထို သောဝစဿတာ အစရှိသော
 အမည်အထူးကိုလည်းကောင်း။ ယေဝါပနာတိ၊ ဟူ၍။ အာဟံ၊ ဝါ၊ တနည်း။
 ဝေနေယျဇ္ဈာသယဝသေန၊ ဝေနေယျတို့၏ အဇ္ဈာသယ၏ အစွမ်းဖြင့်။
 သာဝသေသေ၊ အကြွင်းအကျန်နှင့်တကွ ဖြစ်ကုန်သော။ ဓမ္မေ၊ ဖဿ အစ
 ရှိသော တရားတို့ကို။ ဝတွာ၊ ပြီး၍။ ယေဝါပနာတိ၊ ဟူ၍။ ဝုတ္တံ။ ။ယေ-
 ဝါပနကဝဏ္ဏာ၊ သည်။ နိဋ္ဌိတာ။...ဓမ္မုဒ္ဓေသဝါရကထာ ဝဏ္ဏနာ နိဋ္ဌိတာ။

၁။ ဝုတ္တာနမ္ပိ စ။ပ။ယေဝါပနာတိ အာဟံ။ ။ရာသိတိ၌ မသွင်းနိုင်လျှင် အဘယ်
 အကျိုးငှာ “ယေဝါပန” ဟု ဟောတော်မူအပ်ပါသနည်း ဟု မေးဖွယ်ရှိသောကြောင့်
 “ဝုတ္တာနမ္ပိ” စသည်မိန့်။ ဓမ္မာနံကို ဝိသေသော ၌စပ်။ ယထာ စသည်ကား ဝိသဒိသုပမာ
 တည်း။ ဝေဒနာ စသည်တို့ကို နောက်နောက်ရာသိ၌ ဖျာနင် စသောအမည်ဖြင့် ထပ်
 ၍ဟောတော်မူအပ်သကဲ့သို့ ဟောအပ်ပြီးသော ဖဿ စသောတရားတို့၏ သောဝ-
 စဿတာ ကလျာဏမိတ္တတာ စသောနာမည်အထူးကို ဟောတော်မမူအပ်။ ထို နာမည်
 အထူးကို သိမ်းယူခြင်းအကျိုးငှာ ဆန္ဒ စသော အချို့တရားတို့ကို မဟောပဲ ချန်
 ထား၍ ထို ဆန္ဒ စသောတရားများနှင့် တကွ ထို သောဝစဿတာ စသော နာမည်
 အထူးကို “ယေဝါပန” ဟု ဟောတော်မူရသည်။

၂။ ဝေနေယျဇ္ဈာသယဝသေန။ ။ဝေနေယျတို့သည် ဆန္ဒ စသည်ကို ရာသိတခု
 အဖြစ်ဖြင့်ဟောလျှင် နားမလည်နိုင်ကြ။ ယေဝါပန ဟု ဟောမှ နားလည်နိုင်ကြဖွယ်-
 ရှိ၏။ ထို ဝေနေယျတို့၏ အဇ္ဈာသယကို လိုက်သောအားဖြင့်လည်း ဆန္ဒ စသည်ကို
 နာမည်မတပ်ပဲ ချန်၍ “ယေဝါပန” ဟု ဟောတော်မူရသည်။

ယောဇနာ။ ။အဋ္ဌသာလိနိယောဇနာ၌ အဘိဓမ္မာဝတာရမှ ယူ၍ “ဘဒ္ဒကြောင့်
 ယေဝါပန တရားတို့ကို သရုပ်သကောင်အားဖြင့် ဟောတော်မမူအပ်ပါကုန်သနည်း”
 ဟူသော ပုစ္ဆာနှင့်တကွ အဖြေကိုပြထားသည်မှာ—ကရုဏာ မုဒိတာ ဝိရတီစေတသိက်
 တို့သည် အနိယတယောဂီ စေတသိက်များ ဖြစ်ကြ၏။ ဆန္ဒ စသော အချို့လည်း ဖဿ
 ပဉ္စမက စသော ရာသိတခု၌ မပါဝင်နိုင်ကုန်။ တချို့လည်း အားနည်းကြ၏။ ထိုကြောင့်
 ပါဠိတော်၌ သရုပ်သကောင် ဖော်ပြ၍ ဟောတော်မမူ။ ဤသို့ အဖြေကို ပြထားသည်။

ကသွာ ယေဝါပနဓမ္မာ၊ ဗုဒ္ဓေနာဒိစ္စပန္နနာ။
 သရူပေနေဝ သဗ္ဗေ တေ၊ ပါဠိယံ န စဉ္ဇဒ္ဓဋ္ဌာ။
 ယသွာ အနိယတာ ကေစိ၊ တသွာ ရာသိံ ဘဇန္တိ န။
 ယသွာ ဒုပ္ပလာ ကေစိ၊ တသွာ ဝုတ္တာ န ပါဠိယာ။

ကမကုသိုလ်နိဒ္ဒေသ အဖွင့်

ဗုဿနကဝသေနာတိ၊ ကား။ သန္တေ၊ ပရမတ္ထအားဖြင့် ထင်ရှားရှိသော။ အသန္တေပိ၊ ပရမတ္ထအားဖြင့် ထင်ရှားမရှိသည်လည်း ဖြစ်သော။ ဝိသယေ၊ အာရုံသည်။ အာပါထဂတေ၊ ရှေးရှုကျခြင်းသို့ ရောက်လတ်သော်။ စိတ္တဿ၊ စိတ်၏။ သန္နိပတံနဝသေန၊ အာရုံ၌ ကောင်းစွာ ကျရောက်ခြင်း၏အစွမ်းဖြင့်။ (ဥပ္ပန္နော ယော ဖဿော-၌ စပ်။)

စိတ္တံ မနောတိ အာဒိသု-အဖရှိသော ပါဠိရပ်တို့၌။ ကိစ္စဝိသေသံ၊ ကိစ္စ အထူးကို။ (အပေက္ခိတော၊ ငဲ့၍။ ဒီပနံ) ဝိယ၊ စိတ္တံ မနော ဟု ၂-ပုဒ်ခွဲ၍ ပြုခြင်းကဲ့သို့ လည်းကောင်း။ မာနသန္တိ အာဒိသု၊ တို့၌။ သမာနေ၊ မနာဒ္ဒါ နှင့် အနက်ချင်းတူသော။ အတ္ထေ၊ စိတ်ဟူသော အနက်၌။ သဒ္ဒဝိသေသံ၊ သဒ္ဒါ အထူးကို။ (အပေက္ခိတော၊ ၍။ ဒီပနံ) ဝိယ၊ မာနသံ ဟု ပြုခြင်းကဲ့သို့ လည်း ကောင်း။ ပဏ္ဍရန္တိ အာဒိသု၊ တို့၌။ ဂုဏဝိသေသံ၊ စိတ်၏ ဖြူစင်ခြင်းဂုဏ်အထူး ကို။ (အပေက္ခိတော။ ဒီပနံ) ဝိယ၊ ပဏ္ဍရံ ဟု ပြုခြင်းကဲ့သို့လည်းကောင်း။

စေတသိကံ သာတန္တိအာဒိသု၊ တို့၌။ နိဿယဝိသေသံ၊ စိတ်ဟူသော မှီရာ အထူးကို။ (အပေက္ခိတော။ ဒီပနံ) ဝိယ၊ စေတသိကံ ဟု ပြုခြင်းကဲ့သို့ လည်း ကောင်း။ စိတ္တဿ ဌတိတိအာဒိသု၊ တို့၌။ အညဿ၊ စိတ်မှတစ်ပါး အခြားတရား ၏။ အဝတ္ထာဘာဝ ဝိသေသံ၊ အခိုက်အတန့် မရှိခြင်းဟူသော အထူးကို။ (အပေက္ခိတော။ ဒီပနံ) ဝိယ၊ စိတ္တဿ ဌတိ ဟု ပြုခြင်းကဲ့သို့လည်းကောင်း။

အလုပ္ပနာတိ အာဒိသု၊ တို့၌။ အညဿ၊ အလောဘမှ တစ်ပါးသောတရား၏။ ကိရိယာဘာဝ ဝိသေသံ၊ မလိုချင်ခြင်းအမှုအရာ၏ အဖြစ်ဟူသော အထူးကို။ (အပေက္ခိတော။ ဒီပနံ) ဝိယ၊ အလုပ္ပနာ ဟု ပြုခြင်းကဲ့သို့လည်းကောင်း။ အလုပ္ပိ တတ္တန္တိအာဒိသု၊ တို့၌။ အညဿ၊ အလောဘမှတစ်ပါးသောတရား၏။ ဘာဝဘူတ

၁။ စိတ္တံ မနောတိ။ပ။သဘာဝပဒံ။ ။ဖဿော ဗုဿနာ သမ္မုသနာ သမ္မုသိတတ္ထံ စသည်ဖြင့်ဟောတော်မူရာဝယ် အဘယ့်ကြောင့် ဖဿောကိုသာ “သဘာဝပဒ” ဟုဆိုရ သနည်း၊ ဗုဿနာ သမ္မုသနာ စသောပုဒ်များလည်း ဖဿ၏သဘောကို ပြသောပုဒ်များ ပင် ဖြစ်သောကြောင့် “သဘာဝပဒ” ဟု ဆိုလိုက်သည်မဟုတ်ပါလော ဟု မေးဖွယ်ရှိ သောကြောင့် “စိတ္တံ မနောတိ။ပ။သဘာဝပဒံ” ဟုမိန့်သည်။ [နန ဗုဿနာတိ အာဒိနိဝိ သဘာဝပဒန္တိ ဝတ္တဗ္ဗာနိတိ စောဒနံ မနသိကတွာ အာဟ-စိတ္တန္တိအာဒိ။-မရ။]

၂။ အလုပ္ပိတတ္တန္တိအာဒိသု။ ။ဤပုဒ်၏နောက်၌ “အညဿ ကိရိယာဘာဝဘူတ တာ ဝိသေသံ” ဟု စာအုပ်တို့၌ ကိရိယာပါနေ၏။ အနုဋီကာ၌ “အညဿ ဘာဝဘူတ- တာ ဝိသေသာပေက္ခော” ဟု ရှိသောကြောင့် လည်းကောင်း၊ အလုပ္ပိတတ္တိန္တ ဟု-ပစ္စည်းကဘာဝအနက်ကို ပြသောကြောင့်လည်းကောင်း။ ကိရိယာမပါလျှင် ကောင်း ၏။ သို့သော် ကိရိယာဘာဝဖြစ်သောကြောင့်ပါသော်လည်း အဓိပ္ပာယ်ကား မပျက်ပါ။

တာဝိသေသံ၊ ပဝတ္တိနိမိတ် ဘာဝေ ထင်ရှားရှိသည်၏ အဖြစ်ဟူသော အထူးကို။ (အပေက္ခိတာ။ ဒီပနံ) ဝိယ၊ အလုတ္တိတတ္တံ ဟု ပြခြင်းကဲ့သို့ လည်းကောင်း။ ဣတိအာဒိကံ၊ ဤသို့ အစရှိသည်ကို။ အနပေက္ခိတာ၊ မင်္ဂမုချံ။ ဓမ္မမတ္တဒီပနံ၊ သဘာဝဓမ္မမျှကို ပြခြင်းသည်။ ဝါ၊ သဘာဝဓမ္မမျှကို ပြတတ်သောပုဒ်သည်။ သဘာဝပဒံ၊ သဘာဝပဒ မည်၏။

ဟိ၊ မှန်၏။ (တနည်း) ဟိ၊ ဆက်ဦးအံ့။ [ဟိသဒ္ဓေါ အာရိမ္မတ္ထော။ - မဇ။ မိမိကား အဋ္ဌကထာအဖွင့်ကိုထောက်ခံသော ဒဠိ ဟု ထင်၏။] ဖုသန္တဿ၊ ဘာရုံ၌ ထိတတ်သော။ စိတ္တဿ၊ ၎င်း။ သမ္မုသနာတိ၊ ကား။ အာရမ္မဏသမာဂမယုသနာ၊ အာရုံနှင့် ပေါင်းမိလတ်သော် တွေ့ထိခြင်းဟူသော အမှုအရာတည်း။ [သံအတွက် “အာရမ္မဏသမာဂမ” ဟု ထည့်သည်။] ပဋိလာဘသမ္မုသနာ၊ ရခြင်းဟူသော သမ္မုသနာသည်။ န၊ မဟုတ်။ သမ္မုသိတဿ၊ အာရုံနှင့် ပေါင်းမိလတ်သော် တွေ့ထိတတ်သော စိတ်၏။ အာရမ္မဏေန၊ အာရုံနှင့်။ သမာဂတဿ၊ ပေါင်းဆုံသော။ စိတ္တဿ၊ ၎င်း။ (သမ္မုသိတဿ ကိုပင် “အာရမ္မဏေန သမာဂတဿ စိတ္တဿ” ဟု ထပ်ဖွင့်သည်။) ဘာဝေါ၊ ဖြစ်ကြောင်း ဖြစ်ရာသဘောသည်။ သမ္မုသိတတ္တံ၊ တွေ့မည်၏။ ယသ္မိံ၊ အကြင်သဘောသည်။ သတိ၊ သော်။ (အကြင်သဘော တည်းဟူသော သဒ္ဓပဝတ္တိနိမိတ်ရှိလတ်သော်။) စိတ္တံ၊ စိတ်ကို။ သမ္မုသိတတ္တန္တိ၊ ဟူ၍။ ဝုစ္စတိ၊ သော၊ ထိုသဘောသည်။ (ထိုသဘောတည်းဟူသော သဒ္ဓပဝတ္တိနိမိတ်သည်။) တဿ၊ ထို သမ္မုသိတ အမည်ရသော စိတ်၏။ ဘာဝေါ၊ ဖြစ်ကြောင်းဖြစ်ရာတည်း။ [ဤစကားသည် အဆန်းမဟုတ်၊ သဒ္ဓါကျမ်း၌ ရိုးရာအတိုင်း သဒ္ဓပဝတ္တိနိမိတ်ကို ဘာဝေါသည် ဟု ပြသောစကားတည်း။] ဝေံ၊ ဤနည်းအတိုင်း။ အညေသုပိ၊ သမ္မုသိတတ္တံ ပုဒ်မှ တပါးလည်း ဖြစ်ကုန်သော။ ဘာဝနိဒ္ဒေသေသု၊ ဘာဝသဒ္ဓါဖြင့် ညွှန်ပြအပ်သောပုဒ်တို့၌။ (ဝေဒယိတတ္တံ စသော ပုဒ်တို့၌-ဟူလို။) ဒဠဗ္ဗံ၊ ၎င်း။

အပရဿ၊ အခြားသော။ ဝေဝစနဿ၊ ဝေဝုစ ပရိယာယ် စကားလှယ်ကို။ ဒီပနာ၊ ပြခြင်းသည်။ အပရဒီပနာ၊ မည်၏။ ဝါ၊ တနည်း။ အပရေန၊ အခြားသော ဝေဝုစ ပရိယာယ် စကားလှယ်ဖြင့်။ ပုရိမတ္တဿ၊ ရှေ့အနက်ကို။ ဒီပနာ၊ ထင်ရှားပြခြင်းသည်။ အပရဒီပနာ၊ မည်၏။

ပဏ္ဍိတံ။ ပ။ ဝေမာဒယော၊ ဤသို့ အစရှိကုန်သော။ ပညာဝိသေသာ၊ ပညာအထူးတို့ကို။ နာနာကာလေ၊ အမျိုးမျိုးသော အခါ၌။ လဗ္ဗမာနာပိ၊ ရအပ်ပါကုန်သော်လည်း။ ဧကသ္မိံ၊ စိတ္တော၊ တခုတည်းသော စိတ်၌။ လဗ္ဗန္တိ၊ ရအပ်ရနိုင်ကုန်၏။ စ၊ ဆက်။ ဧကသ္မိံ၊ ဝိသေသေ၊ တခုတည်းသော ပဏ္ဍိတံ စသော

အထူး၌။ ဣတရေပိ၊ ပဏ္ဍိတံမှ အခြားသော ကောသလံ စသော အထူးတို့ သည်လည်း။ အနုဂတာ၊ အစဉ် လိုက်ရကုန်သည်။ ဟောန္တိ။ ဣတိ၊ ဤအနက် ကို။ ဒဿတုံ၊ ငှာ။ တထာ ဝိဘတ္တိ၊ ထို ပဏ္ဍိတံ ကောသလံ အစရှိသော အပြား အားဖြင့် ဝေဖန်ခြင်းသည်။ အတ္တတော၊ အနက်အားဖြင့်။ ဝိဘတ္တိ၊ ဝေဖန် ခြင်းသည်။ ဟောတိ၊ ဧ။ (ကသ္မာ၊ နည်း။) အတ္တနာနတ္တေန၊ အနက်အား ဖြင့် မတူသည်၏ အဖြစ်ဖြင့်။ (သိပုံချင်း မတူသည်၏အဖြစ်ဖြင့်။) ကတတ္တာ၊ အကျယ်ဝေဖန်မှုကို ပြုအပ်သည်၏ အဖြစ်ကြောင့်တည်း။

၁ အထဝါ၊ ကား။ ကောဓော။ပ။ကုဇ္ဈိတတ္တန္တိ၊ တတ္တံ ဟူကုန်သော။သဘာဝါကာရဘာဝနိဒ္ဒေသေဟိ၊ သဘာဝနိဒ္ဒေသ၊ အာကာရနိဒ္ဒေသ၊ ဘာဝနိဒ္ဒေသ တို့ဖြင့်။ (ကောဓောဟူသော သဘာဝနိဒ္ဒေသ၊ ကုဇ္ဈာနာဟူသော အာကာရနိဒ္ဒေသ၊ ကုဇ္ဈိတတ္တံ ဟူသော ဘာဝနိဒ္ဒေသတို့ဖြင့်။) ကောဓောတိ၊ ကောဓ ဟူ ၍။ ဝါ၊ အမျက်ထွက်ခြင်း (အမူအရာ ကြိယာ) ဟူ၍။ ဧဝံ၊ သို့။ အာကာရောဝ အတ္ထော၊ အာကာရ အနက်ကိုသာ။ ဝုတ္တော ယထာ၊ ဟောတော်မူအပ် သကဲ့သို့။ ဧဝံ၊ တူ။ ဣဓ၊ ဤ ပညာနိဒ္ဒေသ၌။ န (ဝုတ္တော)၊ ဟောတော်မူ အပ်သည် မဟုတ်။ ပန၊ အဟုတ်ကား။ ဣဓ၊ ဤ ပညာနိဒ္ဒေသ၌။ ပဏ္ဍိတာဒိဘာဝါကာရဘိန္ဒော၊ ပဏ္ဍိတ အစရှိသည်တို့၏ အဖြစ်ဟူသော အခြင်းအရာ အားဖြင့် ကွဲပြားသော၊အတ္ထော၊ အနက်ကို။ဝုတ္တော၊ ပြီ။ ဣတိ၊ ကြောင့်။ဣဒံ ဝိဘတ္တိဂမနံ၊ ဤအကျယ် ဝေဖန်အပ်သည်၏ အဖြစ်သို့ ရောက်ခြင်းသည်။ အတ္ထဝသေန၊အနက်၏ အစွမ်းဖြင့်။ ဟောတိ။သမ္ပုသိတတ္တန္တိ၊ တောပိ၊၌လည်း။ ဖဿော၊ တွေ့ထိခြင်း။ ဝါ၊ တွေ့ထိခြင်း အမူအရာ ကြိယာ။ ဣတိ ဧဝံ၊ ဤသို့။ အာကာရောဝ အတ္ထော၊ အာကာရ အနက်ကိုသာ။ န ဝုတ္တော၊ ဟောတော်မူ အပ်သည်မဟုတ်။ ပန၊အဟုတ်ကား။ သမ္ပုသော၊ အာရုံနှင့် ပေါင်းဆုံမိလတ် သော် တွေ့ထိခြင်း။ ဣတိ ဧဝံ အာကာရော၊ ဤသို့သောအာကာရကို။ ဝုတ္တော၊ ပြီ။ဣတိ၊ ကြောင့်။အတ္တတော ဝိဘတ္တိဂမနံ၊ဟူ၍။ (သင်္ဂဟကာရေန)ဝုတ္တံ။

၁။ အထ ဝါ။ပ။အတ္ထဝသေန ဟောတိ။ ။“ကောဓော၊ ကုဇ္ဈာနာ၊ ကုဇ္ဈိတတ္တံ” ဟု ၃-မျိုးပြားရာ၌ အနက်အရကောက်မှာ အမျက်ထွက်ခြင်းဟူသော အခြင်းအရာ အာကာရ အနက်တမျိုးသာ ရ၏။ ဤ ပဏ္ဍိတံ ကောသလံ စသည်ဖြင့် ဝေဖန်ရာ၌ကား ပဏ္ဍိတံ အရ ပဏ္ဍိတဘာဝ အာကာရ၊ ကောသလံအရ ကုသလဘာဝ အာကာရ၊ နေပုံညံအရ နိပုဏဘာဝ အာကာရ၊ ဝေဘဗျာအရ ဝိဘာဝန အာကာရ၊ စိန္တနာအရ စိန္တန-အာကာရ၊ ဥပပရိက္ခာအရ ဥပပရိက္ခန အာကာရ ဤသို့အားဖြင့် ကွဲပြားသောအနက်ကို ရသည်။ ထို့ကြောင့် “အတ္တတော ဝိဘတ္တိဂမနံ ဝေဒိတဗ္ဗံ” ဟု အဋ္ဌကထာ၌ ဆိုသည်။

ဒေါသော ဗျာပါဒေါတိ၊ ဟူ၍။ (ဥဒ္ဓိဋ္ဌော-၌ စပ်။) ဥဒ္ဓေသေပိ၊ ဥဒ္ဓေသ
၌လည်း။ နာမနာနတ္ထေန၊ နာမည်အားဖြင့် မတူသည်၏အဖြစ်ကြောင့်။ နာနာ-
ဘူတော၊ ထူးသည်ဖြစ်၍ဖြစ်သော ကောဓ ကို။ ဥဒ္ဓိဋ္ဌော၊ သရုပ်အရ ထုတ်ပြ
တော်မူအပ်ပြီ။ နိဒ္ဒေသေပိ၊ နိဒ္ဒေသ၌လည်း။ တေနော နာနတ္ထေန၊ ထို နာမ-
နာနတ္ထ ကြောင့်ပင်။ နိဒ္ဓိဋ္ဌော၊ အကျယ် ညွှန်ပြတော်မူအပ်ပြီ။

ကောဝ ခန္ဓော ဟောတိတိ၊ ဟူသော စကားကို။ ကေန၊ တခုသော။
ခန္ဓသဒ္ဓေန၊ ခန္ဓ သဒ္ဓါသည်။ ဝတ္တဗ္ဗတံ၊ ဟောထိုက် ဟောနိုင်သည်၏ အဖြစ်ကို။
သန္ဓာယ (သင်္ဂဟကာရော) အာဟ။...စေတနာတိ၊ စေတနာ ဟူသော ပါဠိဖြင့်။
သင်္ခါရက္ခန္ဓံ၊ သင်္ခါရက္ခန္ဓာကို။ ဒဿေတိ၊ ပြ၏။ (ကသ္မာ၊ နည်း။ သင်္ခါရက္ခန္ဓဿ၊
၏။) တပုမုခတ္တာ၊ ထို စေတနာ အမှူးရှိသည်၏ အဖြစ်ကြောင့်တည်း။ (စေ
တနာက ပဓာနဖြစ်သောကြောင့်တည်း။)

အသဒ္ဓမ္မာတိ၊ ကား။ အသတံ၊ မသူတော်တို့၏။ ဓမ္မာ၊ တို့တည်း။ ဝါ၊
တနည်း။ အသန္ဓော၊ မချီးမွမ်းအပ်ကုန်သော။ ဓမ္မာ၊ တို့တည်း။ ဝါ၊ တနည်း။
သဒ္ဓမ္မာ၊ သဒ္ဓမ္မတို့သည်။ န၊ မဟုတ်ကုန်။ ဣတိ၊ ဤ ဝစနတ္ထကြောင့်။ အသဒ္ဓမ္မာ၊
အသဒ္ဓမ္မ တို့မည်၏။ ဣတိ၊ သို့။ အသဒ္ဓမ္မဝစနိယဘာဝေန၊ အသဒ္ဓမ္မ သဒ္ဓါ
သည် ဟောအပ်သောအနက်၏ အဖြစ်ဖြင့်။ ကိဘူတော၊ တခုတည်းဖြစ်၍
ဖြစ်သည်။ (သမာနော) ပိ၊ သော်လည်း။ ဝါ၊ သော။ အသဒ္ဓမ္မော၊ အသဒ္ဓမ္မ
သည်။ (ဂတော-၌ စပ်။) ကောဓဂရုတာဒိဝိသိဋ္ဌေန၊ ကောဓဂရုတာ အစရှိ
သည်တို့သည် အထူးပြုအပ်သော။ (ကောဓဂရုတာ န သဒ္ဓမ္မဂရုတာ ဟု အထူး
ပြုအပ်သော။) သဒ္ဓမ္မဂရုတာ ပဋိက္ခေပနာနတ္ထေန၊ သဒ္ဓမ္မဂရုတာကို ပယ်မြစ်
ခြင်း၏ ထူးသည်၏အဖြစ်ကြောင့်။ နာနတ္ထံ၊ ထူးသည်၏အဖြစ်သို့။ ဂတော၊
ရောက်ရ၏။ ဣတိ၊ ကြောင့်။ စတ္တာရေတိ၊ ဟူ၍။ ဝုတ္တံ၊ ပြီ။

၁။ ကောဓဂရုတာဒိဝိသိဋ္ဌေန။ နာနတ္ထေန။ ။ပဋိက္ခေပ-ဟူသည် ပဋိသေဓတည်း။ ကော
ဓဂရုတာဒိဝိသိဋ္ဌေန။ ကောဓဂရုတာ စသော ၄-မျိုးသည် အထူးပြုအပ် (ဝိသေသနပြု
အပ်) သော + ပဋိက္ခေပ-ပယ်မြစ်ခြင်း၊ (န+သဒ္ဓမ္မဂရုတာ ဟု န-သဒ္ဓါဖြင့် တားမြစ်
ခြင်း)၊ “ကောဓဂရုတာ န သဒ္ဓမ္မဂရုတာ” ဟု ဆိုရာ၌ ကောဓဂရုတာသည် ဝိသေ
သနကုမအပ်သော သဒ္ဓမ္မဂရုတာကို ပယ်မြစ်ခြင်းတည်း။ “သဒ္ဓမ္မတပါးတည်းဖြစ်သော်
လည်း ကောဓဂရုတာ စသော ဝိသေသန ၄-မျိုးကြောင့် ၄-မျိုးပြားရသည်” ဟုလို။
[ပဋိက္ခေပနံ ပဋိသေဓနံ ပဋိက္ခေပေါ။-မဓု။]

၁၀၂။ တနည်း။ န သဒ္ဓမ္မဂရုတာတိ၊ ဟူ၍။ ဝုစ္စမာနာ၊ ဟောအပ်သော အသဒ္ဓမ္မဂရုတာ တို့သည်။ အသဒ္ဓမ္မဂရုတာဘာဝေန၊ အသဒ္ဓမ္မဂရုတာ၏ အဖြစ် ဖြင့်။ ဧကိဘူတာ၊ တခုတည်း ဖြစ်၍ ဖြစ်ကုန်သည်။ (သမာနာ)ပိ၊ သော်လည်း။ ကောဓ။ ပ။ နာနတ္တေန၊ ကောဓ-စသည်တို့သည် အထူးပြုအပ်သော ပယ်မြစ်ခြင်း ၏ ထူးသည်၏ အဖြစ်ကြောင့်။ နာနတ္တံ၊ ထူးကုန်သည်၏ အဖြစ်သို့။ ဂတာ၊ ကုန်ပြီ။ ၁၀၃။ တနည်း။ ပဋိပက္ခော၊ ဆန့်ကျင်ဘက်ကို။ (ဝုစ္စတိ-၌ စပ်။) တေန၊ ထို ဆန့်ကျင်ဘက်သည်။ ပဋိက္ခိပိယတိ၊ ပယ်မြစ်အပ်၏။ ၀၂။ တနည်း။ သယံ၊ မိမိဟူသော ဆန့်ကျင်ဘက်ကိုယ်တိုင်။ ပဋိက္ခိပတိ၊ ပယ်မြစ်တတ်၏။ ဣတိ၊ ဤဝစနတ္ထ ကြောင့်။ ပဋိက္ခေပေါတိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။ ဣဘိ၊ ဤသို့လျှင်။ သဒ္ဓမ္မဂရုတာ ပဋိက္ခေပနာနတ္တေန၊ သဒ္ဓမ္မဂရုတာ၏ ဆန့်ကျင်ဘက် ဖြစ်သော ကောဓ ဂရုတာ စသည်တို့၏ ထူးကုန်သည်၏ အဖြစ်ကြောင့်။ အသဒ္ဓမ္မဂရုတာ၊ အသဒ္ဓမ္မဂရုတာတို့သည်။ ၀၂။ တနည်း။ အသဒ္ဓမ္မာ၊ အသဒ္ဓမ္မတို့သည်။ နာနတ္တံ၊ ထူးကုန်သည်၏ အဖြစ်သို့။ ဂတာ၊ ကုန်ပြီ။

အလောဘောတိ အာဒိနံ၊ အစရှိသော ပုဒ်တို့၏။ ဖဿာဒိဟိ၊ ဖဿ အစ ရှိသော ပုဒ်တို့မှ။ နာနတ္တံ၊ ထူးကုန်သည်၏ အဖြစ်ကို။ လောဘာဒိဝိသိဋ္ဌေန၊ လောဘ အစရှိသောတရားတို့သည် အထူးပြုအပ်သော။ ပဋိက္ခေပေန၊ ပယ်မြစ် ခြင်းအားဖြင့်။ ၀၂။ တနည်း။ လောဘာဒိ ပဋိပက္ခေန၊ လောဘ အစရှိသည် တို့၏ ဆန့်ကျင်ဘက်အားဖြင့်။ ဝေဒိတဗ္ဗံ။ [ဖဿနိဒ္ဓေသ စသည်တို့၌ ဤ ပဋိ-

၁။ န သဒ္ဓမ္မဂရုတာတိ ဝုစ္စမာနာ ၀၂။ ။ ဤနည်း၌ အသဒ္ဓမ္မကို ပရာန မထား “န သဒ္ဓမ္မဂရုတာ” ဟု ဟောတော်မူအပ်တိုင်းသော စကားကို ပရာနထား၏။ န သဒ္ဓမ္မဂရု တာ ဟု ဟောတော်မူအပ်သော တရားတို့သည် တပါးတည်းဖြစ်သော်လည်း ကောဓ စသော ဝိသေသနတို့ ယည် အထူးပြုအပ်သော တားမြစ်ခြင်းက ၄-မျိုးပြားသောကြောင့် န သဒ္ဓမ္မဂရုတာတို့လည်း ၄-မျိုးပြားကြရသည်။

မှတ်ချက်။ ။ ပထမနည်း၌ ကောဓဂရုတာ စသော ဝိသေသနက ၄-မျိုးပြား သောကြောင့် အသဒ္ဓမ္မ ၄-မျိုးပြားသည်ဟု ဆို၏။ ဒုတိယနည်း၌ ဂရုတာကို မထည့်ပဲ ကောဓ စသော ဝိသေသနတို့က ၄-မျိုးပြားသောကြောင့် န သဒ္ဓမ္မဂရုတာတို့လည်း ၄-မျိုးပြားရသည်-ဟု ဆိုသည်။

၂။ ပဋိပက္ခော ၀၂။ ။ ဤ တတိယနည်း၌ကား ပဋိက္ခေပ သဒ္ဓါသည် “ပဋိက္ခိပိယ- တိ တေန” ဟူသော အဝတ္ထကတ္ထုသာဓန “သယံ ၀၂ ပဋိက္ခိပတိ” ဟူသော ဝုတ္တကတ္ထု- သာဓန ဝစနတ္ထကြောင့် ပဋိပက္ခအနက်ကို ဟော၏။ “သဒ္ဓမ္မဂရုတာ၏ ပဋိပက္ခဖြစ် သော ကောဓဂရုတာ စသည်တို့က ၄-မျိုးပြားသောကြောင့် အသဒ္ဓမ္မဂရုတာသည် သို့မဟုတ် အသဒ္ဓမ္မသည် ၄-မျိုးပြားသည်”-ဟုလို။

ကျေပနာနတ္ထ မပါပဲ အလောဘ စသော နိဒ္ဒေသ၌သာ ပါသောကြောင့်။ “ဖဿာဒိဟံ နာနတ္ထ” ဟု ဆိုသည်။]...အလောဘာ ဒေါသာ မောဟာနံ၊ အလောဘ၊ အဒေါသ၊ အမောဟတို့၏။ အညမညနာနတ္ထံ၊ အချင်းချင်း ထူးကုန်သည်၏အဖြစ်ကို။ ယထာ ဝုတ္တေန၊ အကြင်အကြင် ဆိုအပ်ပြီးသော။ (လောဘာဒိ ဝိသိဋ္ဌေန စသည်ဖြင့် ဆိုအပ်ပြီးသော။) ပဋိက္ခေပနာနတ္တေန၊ ပဋိက္ခေပနာနတ္တအားဖြင့်။ ယောဇေတဗ္ဗံ၊ ယှဉ်စေထိုက်၏။ [လောဘကို ပယ်ခြင်းအားဖြင့် အလောဘ ဖြစ်ရသည်။ ဒေါသကို ပယ်ခြင်းအားဖြင့် အဒေါသ ဖြစ်ရသည်။ မောဟကို ပယ်ခြင်းအားဖြင့် အမောဟဖြစ်ရသည်-ဟူလို။]

ပဒတ္တဿ၊ ရှေ့ပုဒ်အနက်ကို။ ပဒန္တရေန၊ တပါးသော နောက်ပုဒ်ဖြင့်။ ဝိဘာဝနံ၊ ထင်စွာ ဖြစ်စေခြင်းသည်။ ဝါ၊ ထင်စွာပြုခြင်းသည်။ ပဒတ္တုတိ၊ ပဒတ္တုတိ မည်၏။ ဟိ၊ မှန်။ တနည်း-(ကသွာ ပဒတ္တဿ ပဒန္တရေန ဝိဘာဝနံ။ ပဒတ္တုတိ၊ မည်သနည်း။) ဟိ(ယသွာ)၊ ကြောင့်။ တေန၊ ထို နောက်ပုဒ်တပါးဖြင့်။ တံ ပဒံ၊ ထို ရှေ့ပုဒ်သည်။ မဟတ္ထံ၊ များသော အနက် အဓိပ္ပာယ် ရှိ၏။ ဣတိ၊ သို့။ ဒီပိတံ၊ ပြုအပ်သည်လည်းကောင်း။ အလင်္ကတဉ္စ၊ တန်ဆာဆင်အပ်သည်လည်းကောင်း။ ဟောတိ၊ ဣတိ၊ ကြောင့်။ (ပဒတ္တဿ။ပ။ ပဒတ္တုတိ၊ မည်၏။)

အတ္ထဝိသေသာ ဘာဝေပိ၊ အနက်အထူး မရှိပါသော်လည်း။ အာဘရဏဝသေန စ၊ တန်ဆာဆင်ခြင်း၏ အစွမ်းဖြင့်လည်းကောင်း။ အာဒရဝသေန စ၊ တရားနာသူတို့ကို လေးစားခြင်း၏ အစွမ်းဖြင့်လည်းကောင်း။ [အာဒရဝသေနာတိ သောတူနံ။-အနု။] ဝါ၊ တရားကို လေးစားခြင်း၏ အစွမ်းဖြင့်လည်းကောင်း။ ပုန၊ တဖန်။ ဝစနံ၊ ဟောတော်မူခြင်းသည်။ ဒဠိကမ္ပံ၊ ကမ္မမည်၏။ [ဆိုလိုရင်းကား-ထပ်၍ ဟော်တော်မူခြင်းသည် ဒဠိကမ္ပကို ပြုခြင်းတည်း။ ထပ်၍ ဟောတော်မူခြင်း၏ အကြောင်းကား....တန်ဆာဆင်လိုခြင်း၊ တရားနာသူတို့ကို လေးစားခြင်း၊ သို့မဟုတ် တရားကိုလေးစားခြင်းတည်း။]

တဇ္ဇန္တိ၊ ကား။ တဿ ဖလဿ၊ ထို အကျိုးအား။ အနုစ္ဆဝိကံ၊ လျောက်ပတ်သော။ (ကထံ မန္တေတိ-၌ စပ်။) ဧကဝလံ၊ သက်သက်။ နိဒ္ဒိသိယမာနံ၊ ညွှန်ပြအပ်ဆဲဖြစ်သော။ (ပါဠိတော်၌ ဟောတော်မူအပ်ဆဲ ဖြစ်သော။) သာတမေဝ၊ သာတသုခသည်သာ။ ဝါ၊ ကိုသာ။ အဓိကတံ၊ အထက်၌ ပြုအပ်သည်ကား။ (အဓိကာရနည်းအားဖြင့် လိုက်လာသည်ကား။) န၊ မဟုတ်သေး။ အထ ခေ၊ စင်စစ်ကား။ ယထာ နိဒ္ဒိဋ္ဌာနံ၊ အကြင် အကြင် ညွှန်ပြအပ်ပြီးကုန်သော။ (သမယနိဒ္ဒေသ၌ ဟောတော်မူအပ်ပြီးကုန်သော။) အာရမ္မဏာနိပိ၊ အာရုံတို့သည်လည်း။ ဝါ၊

တို့ကိုလည်း။ (အဓိကတာနိ၊ ကုန်သည်။ ဟောန္တိ။) ဣတိ၊ ကြောင့်။ တေဟိ ဝါတိအာဒိ၊ တေဟိ ဝါ-အစရှိသော စကားကို။ (သင်္ဂဟကာရေန) ဝုတ္တံ၊ ဝါ၊ အဋ္ဌကထာနည်းမှ တနည်းကား။ တဿ၊ ထို သာတသုခ၏။ ဇာတာ၊ အကြောင်း၏အဖြစ်ဖြင့် ဖဿအကျိုးငှာဖြစ်သော မနောဝိညာဏဓာတ်တည်း။ ကာရဏဘာဝေန၊ အကြောင်း၏ အဖြစ်ဖြင့်။ ဖဿတ္ထံ၊ ဖဿအကျိုးငှာ။ ပဝတ္ထာ၊ ဖြစ်သော မနောဝိညာဏဓာတ်တည်း။ (တဿ ဇာတာကို ထပ်ဖွင့်သည်။) ဣတိ၊ ဤ ဝစနတ္ထကြောင့်။ တဇာ၊ မည်၏။ တံ သမင်္ဂိပုဂ္ဂလံ၊ ထို သာတသုခနှင့်ပြည့် စုံခြင်းရှိသော ပုဂ္ဂိုလ်ကို။ ဝါ၊ တနည်း။ သမ္ပယုတ္တဓမ္မေ၊ သမ္ပယုတ်တရားတို့ကို။ အတ္တနိ၊ မိမိ၌။ သာဒယတိ၊ သာယာစေတတ်၏။ ဣတိ၊ ကြောင့်။ ဒကာရဿ၊ ဒ-အက္ခရာ၏။ တကာရံ၊ တ-အက္ခရာကို။ ကတွာ၊ ရှိ။ သာတံ၊ သာတ မည်၏။ ဒုက္ခံ၊ ဒုက္ခကို။ သုဠု၊ လွန်စွာ။ ခါဒတိ၊ ခဲစားတတ်၏။ ဝါ၊ တနည်း။ ခဏတိ၊ တူးဖြိုတတ်၏။ ဣတိ၊ ကြောင့်။ သုခံ၊ မည်၏။ [ရွှေ့နည်းအလို သုခံ၌ သုပုဗ္ဗ- ခါဒဓာတ်၊ နောက်နည်းအလို ခနုဓာတ် ကို-ပစ္စည်းချည်းတည်း။]

ပါသောတိ၊ ကား။ ရာဂပါသော၊ ရာဂ-တည်းဟူသော ကျော့ကွင်း သည်။ (စရတိ-၌ စပ်။) ဟိ၊ မှန်။ သော၊ ထို ရာဂ-တည်းဟူသော ကျော့ကွင်း သည်။ နိရာဝရဏတ္တာ၊ အပိတ်အပင် အဆီးအတား မရှိသည်၏အဖြစ်ကြောင့်။ အန္တလိက္ခစရော၊ ကောင်းကင်၌ လျည့်လည်နိုင်၏။

အကုသလမ္ပိ၊ အကုသိုလ်သော်မှလည်း။ ပဏ္ဍရန္တိ၊ ဟူ၍။ ဝုတ္တံ၊ ဆိုအပ်သေး ၏။ ကုသလံ၊ ကုသိုလ်ကို။ (ပဏ္ဍရန္တိ၊ ဟူ၍။ ဝုတ္တံ၊ ပြီ။) ဣတိ၊ သို့။ ဝါဒေါ၊ ပြောဆိုဖွယ်သည်။ ကော ပန၊ အဘယ်မှာရှိပါအံ့နည်း။ (ဣတိ အယံ၊ ကား။) အဓိပ္ပာယော၊ အဋ္ဌကထာဆရာ၏ အလိုတည်း။ ဟိ၊ မှန်။ တနည်း- (ကသွာ။ ဣတိ အယံ၊ ကား။ အဓိပ္ပာယော၊ သည်။ ဟောတိ၊ နည်း။) ဟိ (ယသွာ)။ တံ၊ ထို ကုသိုလ်သည်။ ပဏ္ဍရတော၊ ဖြူစင်သော ဘဝင်စိတ်မှ။ နိက္ခန္တိ၊ ထွက်ရသည်။ (ဟုတွာ၊ ဖြစ်၍။ ဝါ၊ ဖြစ်သည့်အပြင်။) သယံ စ၊ ကိုယ်တိုင်လည်း။ ပဏ္ဍရံ၊ ဖြူစင်၏။ (ဥပက္ခိလေသတို့နှင့် ဖယုဉ်သောကြောင့် ဖြူစင်၏။) ဣတိ၊ ကြောင့်။ (ဣတိ အယံ အဓိပ္ပာယော ဟောတိ။)

၁။ တဿ ဝါ။ ပ။ တဇာ။ ။ အဋ္ဌကထာနည်းမှ တနည်းတည်း။ တဿာတိ သာတဿံ သုခဿ၊ ဇာတာတိ တေဿ အတ္ထံ ဒဿေတုံ “ကာရဏဘာဝေန ဖဿတ္ထံ ပဝတ္ထာ” တိ ဝုတ္တံ။ - အနု။ မနောဝိညာဏဓာတ်သည် ဖဿနှင့်ယှဉ်သောကြောင့် မနောဝိညာဏဓာတု သမ္ပယုတ္တံ ကြည့်၍ “ဖဿုတ္ထံ ပဝတ္ထာ” ဟု ဆိုသည်။ ထို ဖဿဖြစ်လျှင် သာတသုခ ဝေဒနာလည်း ဖြစ်ရသောကြောင့် ထိုမနောဝိညာဏ ဓာတ်သည်ပင် သာတသုခ၏ အကြောင်းလည်းဖြစ်ရကား “ကာရဏဘာဝေန ပဝတ္ထာ” ဟု ဆိုသည်။

အထ ဝါ၊ အဋ္ဌကထာနည်းမှ တနည်းကား။ သဗ္ဗမ္ပိ၊ အလုံးစုံလည်းဖြစ်သော။ စိတ္တံ၊ သည်။ (ကုသိုလ် အကုသိုလ် အပျာကတ အားလုံးသော စိတ်သည်။) သဘာဝတော၊ ပင်ကို သဘောအားဖြင့်။ ပဏ္ဍရမေဝ၊ ဖြူစင်သည်သာ။ ပန၊ ထိုသို့ပင် ဖြူစင်ပါသော်လည်း။ အာဂန္တုကောပက္ကိလေသပေဝါဒါ-နေဟိ၊ အာဂန္တုကဖြစ်သော ဥပက္ကိလေသစေတသိက် ဝေါဒါနဖြစ်သော စေတသိက်တို့သည်။ ဝါ၊ တို့ကြောင့်။ သာဝဇ္ဇာနဝဇ္ဇာနံ၊ သာဝဇ္ဇာဖြစ်သော အကုသိုလ်စိတ် အနဝဇ္ဇာဖြစ်သော ကုသိုလ် အပျာကတစိတ်တို့၏။ ဥပက္ကိလိဋ္ဌ-ဝိသုဒ္ဓတရတာ၊ ညစ်နွမ်းစေအပ်ကုန်သည်၏အဖြစ် အထူးသဖြင့်စင်ကြယ်ကုန်သည်၏အဖြစ်တို့သည်။ ဟောန္တိ၊ ကုန်၏။ ဣတိ၊ ဤသို့ မှတ်အပ်၏။ (ကုသိုလ် အပျာကတတို့က သဘာဝအားဖြင့် စင်ကြယ်သည့်အပြင် ဝေါဒါနဖြစ်သော စေတသိက်တို့ကြောင့် သာ၍စင်ကြယ်ရကား “ဝိသုဒ္ဓတရ” ဖြစ်ကြသည်-ဟူလို။)

ဒါရုပ္ပမာဏေသု၊ သစ်တုံး ပမာဏရှိကုန်သော။ သိလာဒိသု၊ ကျောက်တုံး အစရှိသည်တို့၌။ ခန္ဓပညတ္တိယာ၊ ခန္ဓဟူသော နာမည်ပညတ်၏။ အဘာဝါ၊ မရှိခြင်းကြောင့်။ (“သိလက္ခန္ဓ” ဟု ခေါ်ရိုးထုံးစံ မရှိခြင်းကြောင့်။) ကိဉ္စိ၊ တစုံတခုသော။ နိမိတ္တံ၊ သဒ္ဓပဝတ္တိ နိမိတ်ကံ။ အနပေက္ခိတော၊ မငဲ့မူ၍။ ဒါရုမ္ပိ၊ သစ်တုံး၌။ ခန္ဓပညတ္တိ၊ ခန္ဓဟူသော နာမည်ပညတ်သည်။ (ဟောတိ။) ဣတိ၊ ကြောင့်။ ပဏ္ဍတ္တိမတ္တဋ္ဌေနာတိ၊ ဟူ၍။ (သင်္ဂဟကာရေန) ဝုတ္တံ။

တံ သဒ္ဓေန၊ တံ သဒ္ဓါဖြင့်။ မနောဝိညာဏဓာတုယေဝ၊ မနောဝိညာဏဓာတ်ကိုသာ။ ဝုစ္စေယျ၊ ဆိုအပ်ရာ၏။ (ကသ္မာ၊ နည်း။) နိဒ္ဓိသိတဗ္ဗတ္တာ၊ (မနောဝိညာဏဓာတ်က) ညွှန်ပြထိုက်သည်၏ အဖြစ်ကြောင့်တည်း။ ဝါ၊ ညွှန်ပြအပ်ဆဲ၏ အဖြစ်ကြောင့်တည်း။ ဣတိ၊ ဤသို့ ဆိုအပ်သော်။ ၂-တဿာ၊ ထို မနောဝိညာဏဓာတ်၏။ တဇ္ဇတာ၊ တဇ္ဇာ၏အဖြစ်သည်။ (တဇ္ဇာဟူသော နာမည်

၁။ တံသဒ္ဓေန။ ပ။ လဘတိ။ ။ ဤ စိတ္တနိဒ္ဒေသ၌ “တဇ္ဇာမနောဝိညာဏဓာတု” ဟုသာ ဟောတော်မူ၍ “တဇ္ဇာမနောဝိညာဏဓာတုသမ္ပဿဇံ” ဟု သမ္ပဿဇံကို ထည့်၍ ဟောတော်မူ။ ထို့ကြောင့် “တဇ္ဇာမနောဝိညာဏဓာတုသမ္ပဿဇံ” ဟူသော အမည်ပညတ်ကို စိတ်၌ အဘယ့်ကြောင့် မရပါသနည်း-ဟု မေးဖွယ်ရှိသောကြောင့် “တံ သဒ္ဓေန ။ ပ။ တသ္မာ န ။ ပ။ လဘတိ” ဟု မိန့်သည်။

၂။ န တဿာ တဇ္ဇတာ။ ။ တဇ္ဇာ၌ တံ သဒ္ဓါဖြင့် မနောဝိညာဏဓာတ်ကို စွဲလျှင် ထိုမနောဝိညာဏဓာတ်သည် တဇ္ဇာအမည် မရနိုင်။ [ဆိုလိုရင်းကား-ဝေဒနာနိဒ္ဒေသ၌ ညွှန်ပြအပ်ဆဲဖြစ်သော သ-တသုခကို တဇ္ဇာ၌ တံ-သဒ္ဓါဖြင့် စွဲရသကဲ့သို့ ဤ၌လည်း အကျယ်ညွှန်ပြထိုက်သော မနောဝိညာဏဓာတ်ကို စွဲလျှင် “တဇ္ဇာ-ထို မနောဝိညာဏဓာတ်အား လျောက်ပတ်သော မနောဝိညာဏဓာတ်” ဟု အနက်ဖြစ်နေရကား ထို

သည်။) န၊ မဖြစ်နိုင်။ ဝိဘေဟိ အာရမ္မဏေဟိ၊ ထိုအာရုံတို့ကြောင့်။ ဇာတာ၊
 ဖြစ်သော မနောဝိညာဏ ဓာတ်တည်း။ တဇ္ဇာ၊ ထို အာရုံတို့ကြောင့်ဖြစ်သော
 မနောဝိညာဏဓာတ်။ ဣတိ စ၊ ဤသို့လည်း။ ဝုစ္စမာနေ၊ ဆိုအပ်သော်။ သမ္ပဿ
 ဇာတာ၊ သမ္ပဿဇ ဇာတ်အဖြစ်ကို။ (သမ္ပဿဇဟူသော နာမည်ကို။) န ဝတ္တဗ္ဗာ၊
 မဟောထိုက်။ ဟိ၊ မှန်။ သော၊ ထို ဖဿသည်။ အာရမ္မဏံ၊ အာရုံသည်။ န၊
 မဟုတ်။ ဝိသေသပစ္စယောပိ၊ မနောဝိညာဏဓာတ် ဖြစ်ဖို့ရန် ထူးသော
 အကြောင်းသည်လည်း။ န၊ မဟုတ်။ (ကသွာ ဝိသေသပစ္စယော။ န ဟောတိ၊
 နည်း။ ယသွာ၊ ကြောင့်။) တိဏ္ဍံ သင်္ဂတိ ဖဿောတိ၊ ဟူ၍။ ဝိညာဏမေဝ၊
 ဝိညာဉ်ကိုသာ။ ဖဿဿ၊ ဇာတ်။ ဝိသေသပစ္စယောတိ၊ ထူးသောအကြောင်း
 ဟူ၍။ ဝုတ္တော၊ ဟောတော်မူအပ်ပြီ။ ဣတိ၊ ကြောင့်။ (သော၊ ထို ဖဿသည်။
 ဝိသေသပစ္စယောပိ၊ သည်လည်း။ န၊ မဟုတ်။) တသွာ၊ ကြောင့်။ ဝိသေသပစ္စယ

အနက်လည်း မသင့်သောကြောင့် မနောဝိညာဏဓာတ်မှာ တဇ္ဇာအမည်မဖြစ်နိုင်။ ထိုသို့
 မဖြစ်နိုင်လျှင် ပါဠိတော်၌ “တဇ္ဇာ မနောဝိညာဏဓာတု” ဟု ဟောတော်မူသင့်ရာ
 ရောက်သည်-ဟူလို။]

၁။ တေဟိ။ ပ။ န ဝတ္တဗ္ဗာ။ ။ ဝေဒနာနိဒ္ဒေသ၌ “တေဟိ အာရမ္မဏေဟိ ဇာတာ
 တဇ္ဇာ” ဟု ပြခဲ့သကဲ့သို့၊ ဤ၌လည်း ထိုနည်းအတိုင်းပြုလျှင် မနောဝိညာဏဓာတ်ဟု
 သောဝိတ်ကို အရကောက်ရမည် ဖြစ်သောကြောင့် “တဇ္ဇာမနောဝိညာဏဓာတု-
 သမ္ပဿဇံ၊ ထို အာရုံတို့ကြောင့် ဖြစ်သော မနောဝိညာဏဓာတ်၏ သမ္ပဿကြောင့်
 ဖြစ်သော (မနောဝိညာဏဓာတ်)” ဟု အနက်ထွက်နေရကား မနောဝိညာဏဓာတ်
 ဟူသောဝိတ်သည် သမ္ပဿကြောင့် ဖြစ်သောတရားမဟုတ်သည့်အတွက် “သမ္ပဿဇ”
 ဟူသောအမည်ကို မဆိုထိုက်။

၂။ န ဟိ သော အာရမ္မဏံ။ ။ “တဇ္ဇာ-ထို အာရုံတို့ကြောင့် ဖြစ်သော” ဟု ဆိုလျှင်
 အဘယ်ကြောင့် “သမ္ပဿဇ” ဟု မဆိုနိုင်သနည်း-ဟု မေးဖွယ်ရှိသောကြောင့် “န ဟိ
 သော အာရမ္မဏံ” ဟု မိန့်သည်။ ဇာတ္တ-နှင့် သမ္ပဿဇာသည် အနက်အရ တူနေရကား
 ဖဿကလည်း အာရုံဖြစ်ပါမှ “သမ္ပဿဇာ” ဟု အမည်ရနိုင်သည်။ စင်စစ်ကား သမ္ပဿ
 သည် ယှဉ်ဖက် မနောဝိညာဉ်၏ အာရုံမဟုတ်။ ထို့ကြောင့် “သမ္ပဿဇာ” ဟု မဆို
 နိုင်-ဟူလို။

၃။ နာပိ ဝိသေသပစ္စယော။ ။ ဖဿသည် မနောဝိညာဏဓာတ် (စိတ်) ဖြစ်ဖို့ရာ
 ထူးသောအကြောင်း ဖြစ်လျှင် “သမ္ပဿဇာတာ ဇာတာ” အရ “သမ္ပဿဇ” ဟူသော
 အမည်ပညတ်ကို ရရာ၏။ ထိုသို့လည်း ထူးသောအကြောင်း မဟုတ်။ “တိဏ္ဍံ-ဝတ္တ၊
 အာရုံ ဝိညာဉ်ဟူသော ၃-ပါးတို့၏။ သင်္ဂတိ ဖဿော” ဟု ဟောတော်မူသောကြောင့်
 မနောဝိညာဏဓာတ် ဟူသော ဝိညာဉ်ကသာ ဖဿ၏ ဝိသေသပစ္စယ ဖြစ်သည်-ဟူလို။

၄။ တသွာ န။ ပ။ လဘတိ။ ။ ဤကား ပြခဲ့သောအကြောင်း ၂-ရပ်၏ ဖလဝါကျ
 တည်း။ ထိုသို့ အနုစွာပိက အနက်အားဖြင့်လည်း တဇ္ဇာအမည် သမ္ပဿဇာအမည်၏

ဘူတံ၊ ထူးသောအကြောင်း ဖြစ်၍ဖြစ်သော။ ဝိညာဏံ၊ မနောဝိညာဉ်သည်။ သမ္ပဿဇတယ၊ သမ္ပဿဇ၏ အဖြစ်ဖြင့်။ တဇ္ဇာ။ပ။ပညတ္တိံ၊ တဇ္ဇာ မနောဝိညာဏ ဓာတုသမ္ပဿဇာ ဟူသော ပညတ်ကို။ န လဘတံ၊ မရ။

၁။ ဆက်။ တဒေဝ၊ ထို ဝိညာဉ်သည်ပင်။ တဿ၊ ထို ဖဿ၏။ ကာရဏဘာဝေန၊ အကြောင်း၏ အဖြစ်ဖြင့်လည်းကောင်း။ ဖလဘာဝေန စ၊ အကျိုး၏ အဖြစ်ဖြင့်လည်းကောင်း။ ဝုစ္စမာနံ၊ ဟောတော်မူအပ်သော်။ သုဝိညေယျံ၊ လွယ်ကူစွာ သိအပ်သည်။ ဝါ၊ သိလွယ်သည်။ န ဟောတံ၊ မဖြစ်။ ဣတံ၊ ကြောင့်။ (တဇ္ဇာ မနောဝိညာဏဓာတု သမ္ပဿဇာ ပညတ္တိံ န လဘတံ။) ၁။ တနည်း။ ဧတေန၊ ဤ အကြောင်းကိုရှာခြင်းဖြင့်။ ကိံ၊ အဘယ်အကျိုး ရှိအံ့နည်း။ ယထာ၊ အကြင် အခြင်းအရာအားဖြင့်။ ဘဂဝတာ၊ သည်။ ဝုတ္တာ၊ ကုန်ပြီ။ တေ ဓမ္မာ၊ ထို တရားတို့သည်။ တံ သဘာဝါယေဝ၊ ထို ဟောတော်မူအပ်တိုင်းသော သဘောရှိကုန်သည်သာ။ ဣတံ၊ ကြောင့်။ ဧဝံ ဝိဇေယျ၊ ဤသို့ သဘောရှိသော တရားတို့၌။ ကာရဏံ၊ အကြောင်းကို။ န မဂ္ဂိတဗ္ဗံ၊ မရှာထိုက်။ ဝါ၊ ရှာဖွယ်မလို။

လောကသိဒ္ဓေန၊ လောက၌ ထင်ရှားသော။ ဧဝံ၊ သို့။ တက္ကနဝသေန၊ ဆွဲငင်ခြင်း၏ အစွမ်းဖြင့်။ (ပဝတ္တိ ဝေဒိတဗ္ဗာ-၌ စပ်။) ဣတံ (အယံ)၊ ကား။ အဓိပ္ပာယော၊ အဋ္ဌကထာဆရာ၏ အလိုတည်း။ [“ကုမ္ဘံ တက္ကေသိ” စသော အသုံးအနှုန်းသည် သာသနာတော်၌ ထင်ရှားသော အသုံးအနှုန်းမဟုတ်။ လောက၌

မဖြစ်သင့်။ “တေဟိ+ဇာတာ” ဟူသော ဝစနတ္ထအားဖြင့်လည်း သမ္ပဿဇာအမည်ကို မဆိုသင့်သောကြောင့် ဖဿ၏ ဝိသေသပစ္စယဖြစ်သော မနောဝိညာဏဓာတ် ဟူသော ဝိညာဉ်သည် တဇ္ဇာမနောဝိညာဏဓာတုသမ္ပဿဇာ ဟူသော အမည်ပညတ်ကို မရနိုင်။

၁။ န စ တဒေဝ။ပ။ဟောတံတံ။ ။ “တဿ ဝါ ဇာတာ၊ ကာရဏဘာဝေန ဖဿတ္ထံ ပဝတ္တာ တဇ္ဇာ” ဟု မိမိ (ဋီကာဆရာ) ကိုယ်တိုင် ပြခဲ့သောနည်းအရ “တဇ္ဇာမနောဝိညာဏဓာတု သမ္ပဿဇာ” အမည် မရနိုင်ပါလော-ဟု မေးဖွယ်ရှိသောကြောင့် ဤ စကားကို ဆိုရသည်။ ထိုအတိုင်းဆိုလျှင် ထိုဝိညာဉ် တခုတည်းသည်ပင် တဇ္ဇာအခိုက်၌ “တဿ၊ ထိုဖဿ၏+ဇာတာ၊ အကြောင်း၏ အဖြစ်ဖြင့် ဖြစ်သော” ဟု အနက်ပေး၍ အကြောင်းဖြစ်ပြီးလျှင် “သမ္ပဿဇာ-သမ္ပဿကြောင့် ဖြစ်သော” ဟူသော အခိုက်၌ အကျိုး ဖြစ်ပြန်သောကြောင့် “တဇ္ဇာမနောဝိညာဏဓာတုသမ္ပဿဇာ” ဟု အမည် ရသော မနောဝိညာဉ်ကို လွယ်ကူစွာ မသိနိုင်-ဟူလို။

၂။ ကိံ ဝါ ဧတေန။ ။ “တဇ္ဇာ မနောဝိညာဏဓာတု သမ္ပဿဇာ” ဟု ဟောတော်မူခြင်း၏အကြောင်းကို ရှာခြင်းဖြင့် အကျိုးမရှိ၊ ဘုရားရှင် ဟောတော်မူအပ်သည့် အတိုင်းသာ သဘာဝဓမ္မကို မှတ်ရမည်-ဟု ညွှန်ပြ၍ ထို အကြောင်းရှာမှုကို ဂရုမပြုစေလိုသောကြောင့် “ကိံ ဝါ ဧတေန” ဟု မိန့်သည်။

ထင်ရှားသော အသုံးအနှုန်းဖြစ်သောကြောင့် “လောကသိဒ္ဓေန” ဟု ထည့်၍ ဖွင့်သည်။ ထိုအဖွင့်ဖြင့် သာသနသိဒ္ဓကို ကန့်ပါ။ မဇ္ဈိကား သဘာဝသိဒ္ဓကို ကန့်သည်၏ ဟု ယူ၍ “န သဘာဝသိဒ္ဓေန” ဟု ဖွင့်လေသည်။] ဝေဇ္ဇေဝဇ္ဇ၊ ဤသို့ ဤသို့လည်း။ ဘဝိတဗ္ဗံ၊ ဖြစ်ထိုက်၏။ ဣတိ၊ သို့။ ဝိဝိဓံ၊ အထူးထူး အပြားပြား။ တက္ကနံ၊ အာရုံကို ဆွဲငင်ခြင်းသည်။ ကူပေ၊ တွင်း၌။ ဥဒကဿ၊ ရေကို။ (အာကဗုနံ)ဝိယ၊ ဆွဲငင်ခြင်းကဲ့သို့။ အာရမ္မဏဿ၊ အာရုံကို။ အာက- ဗုနံ၊ ဆွဲငင်ခြင်းသည်။ ဝိတက္ကနံ၊ ဝိတက္ကန မည်၏။ [“ဝိဝိဓံ+တက္ကနံ ဝိတက္ကနံ” ဟု ပြု။ အာရမ္မဏဿ အာကဗုနံဖြင့် ဓာတုနံ အနေကတ္ထတ္တာနှင့် အညီ တက္က- ဓာတ်၏ အာကဗုနအနက်ကို ပြသည်။ တက္ကနံကို “ကူပေ ဝိယ ဥဒကဿ အာရမ္မ- ဏဿ အာကဗုနံ” ဟု ထပ်ဖွင့်သည်။]...သမန္တတော၊ ထက်ဝန်းကျင်၌။ စရဏံ၊ လှည့်လည်ခြင်းသည်။ ဝိစရဏံ၊ ဝိစရဏ မည်၏။

အတ္တမနတတိ ဧတ္ထ၊ ၌။ အတ္တသဒ္ဓေန၊ အတ္တသဒ္ဓါသည်။ စိတ္တံ၊ စိတ်ဟူ သော အနက်ကို။ န ဝုတ္တံ၊ ဟောတော်မူအပ်သည် မဟုတ်။ (ကသ္မာ ဝိညာ- ယတိ) ဟိ (ယသ္မာ)။ စိတ္တဿ၊ စိတ်၏။ ဝါ၊ မှာ။ မနော၊ စိတ်သည်။ န အတ္တိ၊ မရှိနိုင်။ ဣတိ၊ ကြောင့်။ (အတ္တသဒ္ဓေန စိတ္တံ န ဝုတ္တံ၊ ဣတိ ဝိညာ- ယတိ။) [အတ္တမနတတိ အတ္တသဒ္ဓါက စိတ်ဟူသောအနက်ကို ဟောလျှင် “အတ္တ- မန-စိတ်၏ စိတ်” ဟု အနက်ထွက်နေသောကြောင့် စိတ်မှာ အခြားစိတ်တခု ရှိရာရောက်၏။ ထို့ကြောင့် အတ္တသဒ္ဓါက စိတ်ဟူသောအနက်ကို မဟောကြောင်း သိရသည်--ဟူလို။] ပန၊ ဆက်။ အတ္တမနဿ၊ မိမိစိတ်ရှိသော။ ပုဂ္ဂလဿ၊ ပုဂ္ဂိုလ်၏။ ဘာဝေ၊ ဖြစ်ကြောင်းဖြစ်ရာသည်။ အတ္တမနတတိ၊ မည်၏။ ဣတိ၊ သို့။ ဝတ္တာ၊ ဝိဂြိုဟ်ဆို၍။ ဝါ၊ ဝိဂြိုဟ်ဆိုလိမ့်မည် ဟု သိ၍။ (ဝုတ္တံ-၌ စပ်။) ပန၊ တဖန်။ ပုဂ္ဂလဒိဋ္ဌိနိသေဓနတ္ထံ၊ ပုဂ္ဂိုလ် ဟူသော အယူကို တားမြစ်ခြင်း အကျိုးငှာ။ စိတ္တဿာတိ၊ ဟူ၍။ ဝုတ္တံ၊ အပ်ပြီ။

န ဗလဝတိ၊ အားမရှိသော ကေဂုတာကို။ ကသ္မာ၊ ကြောင့်။ အဝဋ္ဌိတိ၊ အဝဋ္ဌိတိ ဟူ၍။ ဝုတ္တာ၊ ဟောတော်မူအပ်သနည်း။ တနည်း-ဗလဝတိ၊ အား

၁။ အတ္တမနဿပံ။ ဝုတ္တံ။ ။ ဝတ္တာ-အရ တကယ် ဝိဂြိုဟ်ဆိုရသည်မဟုတ်။ ထိုသို့ ဆိုလိမ့်မည် ဟု သိခြင်းတည်း။ ထိုသို့ ဝိဂြိုဟ်ပြုလျှင် “အတ္တမန” အရ ပုဂ္ဂိုလ်ကို ရနေ သောကြောင့် ထို ပုဂ္ဂိုလ်ဟူသောအယူကို တားမြစ်ဖို့ရာ “စိတ္တဿ” ဟု ထည့်ကော်မူ သည်။ ဤ “ပုဂ္ဂလဒိဋ္ဌိနိသေဓနတ္ထံ” အရ “အတ္တမနတတိ-မိမိစိတ်ရှိသော ပုဂ္ဂိုလ်၏ ဖြစ်ကြောင်းဖြစ်ရာ” ဟု အနက်မပေးသင့် ဟု မှတ်ပါ။ [အတ္တမနတတိ ဝတ္တာတိ အတ္တမနတတိ သောတုဇနဿ ဝိန္နနံ မန္တောဘိ အတ္ထော၊ တဿ ဝုတ္တန္တိ သမ္ပန္နော။-မဓု။]

ရှိသည်။ (ယဒိ) န (သိယာ)၊ အံ။ (ဧဝံ သတိ) ကသ္မာ။ အဝဋ္ဌိတိ၊ ကိ။ ဝုတ္တာ၊ နည်း။ ဣတိ၊ ဤကား အမးတည်း။ ကေဂ္ဂစိတ္တေန၊ တခုတည်းသော အာရုံရှိသော စိတ်ဖြင့်။ (တည်ငြိမ်သော စိတ်ဖြင့်။) ပါဏဝဓာဒိကရဏေ၊ သူ့ အသက်သတ်မှု အစရှိသည်ကို ပြုခြင်း၌။ တထာ၊ ထို သူ့ အသက်သတ်မှု အစရှိသည်ကို ပြီးစေနိုင်လောက်အောင်သော အခြင်းအရာအားဖြင့်။ အာဠာနမတ္တဘာဝတော၊ သက်ဝင်၍ တည်ခြင်းမျှ၏ အဖြစ်ကြောင့်။ (အဝဋ္ဌိတိ၊ ကိ။ ဝုတ္တာ၊ ပြီ။)

ဝိရူပံ၊ ဖောက်ဖောက်ပြန်ပြန်။ ဝါ၊ တနည်း။ ဝိဝိဓံ၊ အထူးထူး အပြားပြား။ သံဟရဏံ၊ ထက်ဝန်းကျင် ဆောင်ခြင်းတည်း။ ဝိကိရဏံ၊ ဖရိုဖရဲ ဖြန့်ကြဲခြင်းတည်း။ ဝိသာဟာရော၊ ဖောက်ဖောက်ပြန်ပြန် ထက်ဝန်းကျင် ဆောင်ခြင်း။ ဝါ၊ အထူးထူး အပြားပြား ထက်ဝန်းကျင် ဆောင်ခြင်း။ ဝါ၊ ဖရိုဖရဲ ဖြန့်ကြဲခြင်း။ ဝါ၊ တနည်း။ သံဟရဏံ၊ သံဟရဏ ဟူသည်။ သမ္ပိဏ္ဍနံ၊ သမ္ပယုတ်တရားတို့ကို ပေါင်းစုခြင်းတည်း။ တဒဘာဝေါ၊ ထို ပေါင်းစုခြင်း၏ မရှိခြင်းသည်။ ဝိသာဟာရော၊ ဝိသာဟာရ မည်၏။

အညသ္မိံ ပရိယာယေတိ၊ ကား။ အညသ္မိံ၊ အခြားသော။ ကာရဏေ၊ အကြောင်းကို။ (အာရဒ္ဓော၊ အားထုတ်အပ်သော်-၌ စပ်။) ... ဒွိန္ဒံ၊ ကုန်သော။ ပဒါနံ၊ ပုဒ်တို့၏လည်းကောင်း။ ဗဟူနံ၊ ကုန်သော။ ပဒါနံ ဝါ၊ တို့၏လည်းလည်း။ ကေသ္မိံ၊ တခုသော။ အတ္ထေ၊ အနက်၌။ ပဝတ္တိ၊ ဖြစ်ခြင်းသည်။ သမာနာဓိကရဏဘာဝေါ၊ မည်၏။ [တူသောတည်ရာ အနက်ရှိသော ပုဒ်တို့ကို သဒ္ဓါကျမ်းတို့၌ “တုလျာဓိကရဏ” ဟု ခေါ်ရိုးရှိသကဲ့သို့ ဤ၌လည်း ၂-ပုဒ် ၃-ပုဒ် စသော ပုဒ်တို့၏ တနက် တည်း၌ ဖြစ်ခြင်းကို “သမာနာဓိကရဏဘာဝ” ဟု ခေါ်သည်။]

အာရမ္မတိ စာတိ၊ ကာ ။ အာပဇ္ဇာတိ စ၊ အာပတ်သို့လည်း ရောက်၏။ ... ဥဒ္ဓံ၊ အထက်၌။ ယမနံ၊ အားထုတ်ခြင်းတည်း။ ဥယျာမော၊ အထက်၌ အားထုတ်ခြင်း။ [ဤနည်းကို မူလဋီကာနည်း ဟု မရဖွင့်၏။] ... ဓုရန္တိ၊ ကား။ နိပ္ပာဒေတုံ၊ ပြီးစေခြင်းငှာ။ အာရဒ္ဓံ၊ အားထုတ်အပ်သော။ ကုသလံ၊ ကုသိုလ်ကို။ ဝါ၊ တနည်း။ ပဋိညံ၊ ဝန်ခံအပ်သော တာဝန်ကို။ (န နိက္ခိပတိ-၌ စပ်။)

တိဏ္ဍန္တိ၊ ကား။ ဗုဒ္ဓာဒိနံ၊ ဘုရား အစရှိသော ရတနာ ၃-ပါးတို့၏။ (နာမံ-၌ စပ်။) ... စိတ္တေ၊ ၌။ အာရမ္မဏဿ၊ အာရုံ၏။ ဥပဋ္ဌာနံ၊ ကပ်၍တည်ကြောင်း တရားသည်လည်းကောင်း။ ဇောတနဉ္စ၊ ထွန်းလင်း (ထင်လာ) ကြောင်း တရားသည်လည်းကောင်း။ သတိယေဝ၊ သတိသာတည်း။ ဣတိ၊ ကြောင့်။ ဟဿ၊ ထို သတိ၏။ ဧတံ၊ ဤ ဥပဋ္ဌာနဇောတန သည်။ လက္ခဏံ၊ လက္ခဏာတည်း။

ပါသာဏ။ပ။ရဟိတာ၊ ကျောက်၊ ကျောက်စရစ်၊ သဲ အစရှိသည်တို့မှ ကင်း
 သော။ ဘူမိ၊ မြေသည်။ သဏှာ၊ သိမ်မွေ့၏။ ဣတိ၊ ကြောင့်။ သဏှဋ္ဌေနာတိ၊
 ဟူ၍။ ဝုတ္တံ။...အယန္တိတိ၊ ကာ။ ကေကမ္မ။ပ။ဝသေန၊ တခုသောက်ကြောင့်
 ဖြစ်သော လူ အစရှိသတို့၏ ခန္ဓာအစဉ်၏ မပြတ်စဲခြင်း၏ အစွမ်းဖြင့်။ ပဝတ္တန္တိ၊
 ဖြစ်ကြကုန်၏။ ဟိ၊ မှန်။ ကုသလာ ကုသလေသပိ၊ ကုသိုလ် အကုသိုလ်တရား
 တို့၌လည်း။ ဇီဝိတံ၊ ဇီဝိတိန္ဒြေသည်။ ဣန္ဒြိယ ပစ္စယဘာဝေန၊ ဣန္ဒြိယ ပစ္စည်း၏
 အဖြစ်ဖြင့်။ သမ္ပယုတ္တေ၊ သမ္ပယုတ်တရားတို့ကို။ ပဝတ္တယမာန မေဝ၊ ဖြစ်စေ
 လျက်ပင်။ ဝါ၊ ဖြစ်စေယင်းပင်။ တဒဝိစ္ဆေဒဿ၊ ထို ကုသိုလ် အကုသိုလ် အစဉ်
 မပြတ်ခြင်း၏။ ပစ္စယော၊ အကြောင်းသည်။ ဟောတိ၊ ၎င်း။

ဝါ-အဋ္ဌကထာနည်းမှ တနည်းကား၊ 'ယံ ဟိရိယတိတိ(တ္ထေ)၊ ဤ။ဟိရိယတိ
 သဒ္ဓေန၊ ဟိရိယတိ သဒ္ဓါသည်။ ဝုတ္တော၊ ဟောအပ်သော။ ဘာဝေ၊ စက်ဆုပ်
 ခြင်း ကြိယာကို။ ယံ သဒ္ဓေန၊ ယံ သဒ္ဓါသည်။ ဝုတ္တတိ၊ ဟောအပ်၏။ (ကြိယာ
 ပရာမသန အနက်ဟော-ဟူလို။) ဣတိ၊ ကြောင့်။ ယန္တိ တေ၊ ယံ ဟူသော
 ဤသဒ္ဓါကို။ ဘာဝနပုံသကံ၊ ဘာဝနပုံသက ဟူ၍။ ဝါ၊ ကြိယာ၌ စပ်ထိုက်
 သော နပုလ္လိင်ရှိသော ဝိသေသန ဟူ၍။ ဒဋ္ဌဗ္ဗံ၊ ၎င်း။ စ၊ သည်သာ မကသေး။
 ဟိရိယံ တဗ္ဗေနာတိ (တ္ထေ)၊ ဤ။ ဟေတု အတ္ထေ၊ ဤ။ ကရဏဝစနံ၊ သည်။
 ယုဇ္ဇတိ၊ သင့်၏။

အလုပ္ပနကဝသေနာတိ တ္ထေ၊ ဤ။ အလုပ္ပနမေဝ၊ မလိုချင်ခြင်းသည်ပင်။
 အလုပ္ပနကံ၊ မည်၏။ ဣတိ၊ သို့။ ဘာဝနိဒ္ဓေသော၊ ဘာဝအနက်ကို ညွှန်ပြ
 ကြောင်းသဒ္ဓါ ဟူ၍။ ဒဋ္ဌဗ္ဗော၊ ၎င်း။

'အဗျာဗဇ္ဈောတိ (ပဒဿ)၊ ၎င်း။ ဗျာဗာဓေန၊ စိတ်ကို လွန်စွာ ဖျက်ဆီး
 တတ်သော။ ဒေါမနဿ သင်္ခါတေန၊ ဒေါမနဿ ဟု ဆိုအပ်သော။ ဒုက္ခေန၊
 စေတသိကဒုက္ခသည်။ ဒေါသေန ဝိယ၊ ဒေါသသည်ကဲ့သို့။ န ဗျာဗာဓေတဗ္ဗော၊

၁။ယံ ဟိရိယတိတိ။ပ။ယုဇ္ဇတိ။ ။ဤနည်းကား အဋ္ဌကထာမှ တနည်းတည်း။“ယံ”
 ကို ဟိရိယတိနှင့် တွဲ၍ ကြိယာပရာမသနဘာဝနပုံသက အနက် ပေးသောအခါ “ဟိရိ
 ယိတဗ္ဗေန”ကိုလည်း ဟိတ်အနက် ပေးပါ။ဤဒီကာအလို ပါဠိတော်၌ “ဟိရိယိတဗ္ဗေန၊
 စက်ဆုပ်ထိုက်သော ဒုစရိုက်ကြောင့်။ ယံ ဟိရိယတိ၊ အကြင် စက်ဆုပ်တတ်၏။ ပါပ
 ကာနံ။ပ။ဓမ္မာနံ၊ တို့သို့။ သမာပတ္တိယာ၊ ရောက်ခြင်းကြောင့်။ ယံ ဟိရိယတိ၊ ၎င်း။ တသ္မိ
 သမယေ၊ ဤ။ ဣဒံ၊ ဤသို့သော။ ဟိရိဗလံ၊ သည်။ ဟောတိ၊ ၎င်း။”ဟု ပေးပါ။

၂။ အဗျာဗဇ္ဈောတိ။ပ။ယုဇ္ဇတိ။ ။ဤနည်းကား အဋ္ဌကထာနည်းမဟုတ်၊ မိမိ
 ဒီကာနည်းတည်း။ ဤအဖွင့်ကိုကြို၍ “အဗျာဗဇ္ဈော”ဟု မရှိရ “အဗျာဗဇ္ဈော”ဟု
 လည်းကောင်း၊ “န ဗျာပါဒေတဗ္ဗော”ဟု မရှိရ “န ဗျာဗာဓေတဗ္ဗော”ဟု လည်း

မဖျက်ဆီးနိုင်။ ဣတိပိ အတ္ထော၊ အဋ္ဌကထာမှ တနည်းဖြစ်သော ဤအနက် သည်လည်း။ ယုဇ္ဇတိ၊ သင့်၏။

ထိနု။ပ။ဘာဝေန၊ ထိနုမိဒ္ဓ အစရှိသော ကိလေသာတို့၏ ဆန့်ကျင်ဘက်၏ အဖြစ်ကြောင့်။ ကုသလကမ္မေ၊ ကုသိုလ်အလုပ်၌လည်းကောင်း။ အနိစ္စာဒိ- မနသိကာရေ စ၊ အနိစ္စ အစရှိသောအားဖြင့် နှလုံးသွင်းမှု၌လည်းကောင်း။ သိသံ သိသံ၊ လျင်စွာ လျင်စွာ။ ပရိဝတ္တနသမတ္တတာ၊ အဖန်ဖန် ဖြစ်စေခြင်း၌ စွမ်းနိုင်သည်၏ အဖြစ်သည်။ (ပြောင်းလဲခြင်း၌ စွမ်းနိုင်သည်၏ အဖြစ်သည်။) လဟုပရိဏာမတာ၊ တာ မည်၏။ 'ဟိ၊ ချဲ့။ အဝိဇ္ဇာနိဝရဏာနံ၊ အဝိဇ္ဇာ ဟူသော နိဝရဏရှိကုန်သော။ တဏှာ သံယောဇနာနံ၊ တဏှာဟူသော သံယော ဇနရှိကုန်သော။ သတ္တာနံ၊ သတ္တဝါတို့၏။ အကုသလပ္ပဝတ္တိ၊ အကုသိုလ်၏ ဖြစ် ခြင်းသည်။ ပကတိဘူတာ၊ ပင်ကိုဖြစ်၍ဖြစ်၏။ ဣတိ၊ ကြောင့်။ ဟတ္ထ၊ ထို အကုသိုလ်ဖြစ်ခြင်း၌။ လဟု ပရိဏာမတာယ၊ လျင်မြန်သော ပြောင်းလဲခြင်း ရှိသည်၏ အဖြစ်ဖြင့်။ အတ္ထော၊ အကျိုးသည်။ န၊ မရှိ။ စ၊ ဆက်။ တေသံ၊

ကောင်း ရှိရမည်။ ဘာကြောင့်နည်း-ဗျာပါဒပုဒ်က ဒေါသအနက်ကိုဟော၍ ဗျာဗာဓ ပုဒ်ကသာ ဒုက္ခအနက်ကို ဟောသောကြောင့်တည်း။

မှတ်ချက်။ ။အဋ္ဌကထာ၌ “ကောဓဒုက္ခ ပဋိပက္ခတော”ဟူသောဟိုက်ကို ဋီကာ ဆရာ နှစ်သက်ပုံမရ။ ဘာကြောင့်နည်း...ဒုက္ခဟု ဆိုလျှင် ကာယဝိညာဉ်ဒွေနှင့် ယှဉ်သော ကာယိကဒုက္ခဟူသော ဒုက္ခဝေဒနာ၊ ဒေါသမူဒွေနှင့်ယှဉ်သော စေတသိက ဒုက္ခဟူသော ဒေါမနဿဝေဒနာ ဤ ၂-မျိုးကိုသာ ယူရရိုးတည်း။ အဋ္ဌကထာ၌ကား ကောဓ (ဒေါသ)ကို ဒုက္ခ ဟု ဆိုထားသောကြောင့်တည်း။ ယုံကြောင့် ဗျာဗဇ္ဇအရ ယူရိုးဖြစ်သော ဒုက္ခဝေဒနာကို ယူ၍ “န ဗျာဗာဓေတဗ္ဗော-ဒေါသသည် မဖျက်ဆီးအပ် သကဲ့သို့ ဒေါမနဿဟူသော ဒုက္ခသည် မဖျက်ဆီးအပ်” ဟု ဋီကာတမျိုးဖွင့်သည်။

၁။ ကုသလကမ္မေ။ ။မရဋီကာ၌ “ကုသလံ ဓမ္မန္တိ ဧတေန ကုသလသံဗ္ဗယုတ္တံ လဟုတာကိစ္စံ ဒဿေတိ။ပ။ကုသလကမ္မေဟိ အာဒိနာ စ ရူပါဒိသု သိသသိသ ပရိဏာ မတံ နိာတ္ထေတိ” ဟု တွေ့ရ၏။ ထိုအတိုင်းဆိုလျှင် “ကုသလံ ဓမ္မံ ကုသလကမ္မေ၊ အနိစ္စာဒိ မနသိကာရေ စ” ဟု ပါဠိရှိရလိမ့်မည်။ ဆိုလိုရင်းကား-“ကုသိုလ်တရားကို ကုသိုလ် အလုပ်ဝယ် လျင်စွာ လျင်စွာ ဖြစ်စေခြင်း၌ စွမ်းနိုင်သည်၏အဖြစ်၊ အနိစ္စာဒိ မနသိကာရ ၌လည်း ကုသိုလ် အများကတတရားကို လျင်စွာ လျင်စွာ အဖန်ဖန်ဖြစ်စေခြင်း၌ စွမ်း နိုင်သည်၏အဖြစ်သည် လဟုတာ မည်၏” ဟု ဆိုလိုသည်။

၂။ အဝိဇ္ဇာနိဝရဏာနံ။ပ။ပကတိဘူတာ။ ။သိသပရိဝတ္တန၏အဖြစ်ကြောင့် လဟု ပရိဏာမတောဖြစ်လျှင် အကုသိုလ်အလုပ်၌လည်း လဟုတာစေတသိက ပါဝင်စရာရှိသည် မဟုတ်လော ဟု စောဒနာဖွယ် ရှိသောကြောင့် “အဝိဇ္ဇာနိဝရဏာနံ ဟိ” စသည်မိန့်။ အဝိဇ္ဇာနိဝရဏနှင့် တဏှာသံယောဇနာရှိကုန်သော သတ္တဝါတို့၏ အကုသိုလ် ဖြစ်ခြင်း

ထို အကုသိုလ်တို့၏။ ဘာဝေ၊ ဖြစ်ကြောင်းဖြစ်ရာ အမှုအရာသည်။ ဂရုတာ
 ယေဝ၊ လေးနှေးသည်၏ အဖြစ်ပင်တည်း။ ဣတိ၊ ကြောင့်။ တဗ္ဗိဓရသဘာ-
 ဝါနံ၊ ထို ဂရုတာ၏ဆန့်ကျင်ဘက် သဘောတရားတို့၏။ လဟုတာ၊ လဟုတာ
 ကို။ ဒဋ္ဌဗ္ဗာ၊ ၏။ ဟိ၊ မှန်။ သာ၊ ထိုလဟုတာ သည်။ ပဝတ္တမာနာ၊ ဖြစ်
 လတ်သော်။ သိဿံ၊ စွာ။ ဘဝဂံဝုဋ္ဌာနဿ၊ ဘဝင်မှ ထခြင်း၏။ ပစ္စယော၊
 အကြောင်းသည်။ ဟောတိ၊ ၏။

စ၊ ဆက်။ ယေ ဓမ္မာ၊ အကြင် တရားတို့သည်။ မောဟသမ္ပယုတ္တာ ဝိယ၊
 မောဟယှဉ်သော အကုသိုလ်တရားတို့ကဲ့သို့။ အဝိပန္နလဟုတာ၊ မပျက်စီးသော
 (မချို့တဲ့သော) လဟုတာ ရှိကုန်၏။ (လဟုတာနှင့် ပြည့်စုံကုန်၏။)
 တေသဉ္စ၊ ထို တရားတို့၏လည်း။ ကုသလကရဏေ၊ ကုသိုလ်ကို ပြုခြင်း၌။ အပ္ပဋ္ဌိ-
 သာဒကော၊ မထိပါး မချုပ်ချယ်ခြင်းသည်။ မုဒုတာ၊ မုဒုတာတည်း။ အပ္ပဋ္ဌိ-
 သာတေန၊ ကြောင့်။ မုဒုတာဒိရူပသဒိသတာယ၊ မုဒုတာ အစရှိသော ရုပ်တို့
 နှင့် တူကုန်သည်၏ အဖြစ်ကြောင့်။ အရူပဓမ္မာနမ္ပိ၊ နာမ်တရားတို့၏လည်း။
 မုဒုတာ မဒ္ဒဝတာတိအာဒိ၊ စကားကို။ (ဘဂဝတာ) ဝုတ္တံ။ [မုဒုတာနိဒ္ဒေသ၌
 ဟောတော်မူအပ်ပြီ။]

ဝိလိနံ၊ ကြေမှုသော။ သုဝဏ္ဏံ၊ ရွှေသည်။ (အကမ္မညံ၊ ပုတီး၊ နားတောင်း
 စသော တန်ဆာပြုမှု၌မကောင်းသည်။ ဟောတိ)ဝိယ၊ကဲ့သို့။ (တထာ။) သိနေဟ
 ဝသေန၊ တဏှာတည်းဟူသော အစေး၏အစွမ်းဖြင့်။ ကိလိန္နံ၊ စိုစွတ်သော။
 အတိမုဒုကံ၊ အလွန်နူးညံ့သော။ (ပြောလွန်းသော။) စိတ္တံ၊ သည်။ အကမ္မညံ၊
 ကုသိုလ်အမှု၌ မကောင်းသည်။ ဟောတိ၊ ၏။ အတာပိတံ၊ မီးဖြင့် မပူစေအပ်
 သော။ ဝါ၊ လျော်ပြီး ဦးပြီး မဟုတ်သော။ သုဝဏ္ဏံ၊ သည်။ (အကမ္မညံ
 ဟောတိ) ဝိယ (တထာ)။ မာနာဒိဝသေန၊ မာန အစရှိသည်တို့၏ အစွမ်း
 ဖြင့်။ အတိထဒ္ဒံ၊ အလွန်မာကြောသော။ (စိတ္တံ စ၊ သည်လည်း။ အကမ္မညံ
 ဟောတိ။) ပန၊ အနွယ် ကား။ ယံ၊ အကြင် စိတ်သည်။ အနုရူပမုဒုတာယုတ္တံ၊
 သင့်လျော်ရုံ နူးညံ့သည်၏အဖြစ်နှင့် ယှဉ်သည်။ (ဟောတိ။) ယုတ္တမဒ္ဒဝံ၊
 သင့်လျော်ရုံနူးညံ့သော။ သုဝဏ္ဏံ၊ သည်။ (ကမ္မညံ၊ ပုတီး၊ နားတောင်း စသော
 တန်ဆာပြုမှု၌ ကောင်းသည်။ ဟောတိ)ဝိယ (တထာ)။ တံ၊ ထို အနုရူပမုဒုတာ
 ယုတ္တဖြစ်သော စိတ်သည်။ ကမ္မညံ။ ကုသိုလ်အမှု၌ ကောင်းသည်။ ဟောတိ။ မုဒု

မှာ ပင်ကိုရိုးရာ ဖြစ်သောကြောင့် ထို အကုသိုလ်အမှု၌ လဟုတာပါ၍ အကျိုးမရှိ၊
 လဟုတာ မပါနိုင်ပါ-ဟူလို။ အမှန်အားဖြင့်ကား-ထို အကုသိုလ်တို့၏ ဖြစ်ကြောင်း
 ဖြစ်ရာသည် အမြဲလေးလံနေသော ဂရုတာ သာတည်း။

ကဿ၊သော။တဿေဝ။ ထိုစိတ်၏ပင်။ယော ကမ္မညာကာရော၊ အကြင် အမှု၌ ကောင်းသောစိတ်၏ အခြင်းအရာသည်။(အတ္ထိ။) သာ၊ထို အခြင်းအရာသည်။ ကမ္မညတာ၊ တာမည်၏။ ဣဘိ၊သို့။မုဒုတာဝိသိဋ္ဌာ၊မုဒုတာသည် အထူးပြုအပ် သော။ကမ္မညတာ၊ကမ္မညတာကို။ဝေဒိတဗ္ဗာ။

ပစ္စောသက္ကနဘာဝေန၊တဖန် ဆုတ်နုတ်သည်၏ အဖြစ်ဖြင့်။ ပဝတ္ထိ၊ သော။ အကုသလမေဝ၊အကုသိုလ်စိတ်သည်ပင်။ပစ္စောသက္ကနံ၊ နှ-မည်၏။[ထို ပစ္စော- သက္ကန ဟူသည် မာယာတည်း။“အစွသရာ”ဟုလည်း ဆိုကြသေး၏။-အနု။]

ကေဝိသတိအနေသနာ နာမ၊ကေဝိသတိ အနေသနာ တို့မည်သည်ကို။(ဝေ ဝေဒိတဗ္ဗာ-၌ စပ်။) ဝေဇ္ဇကမ္ပံ၊ ဆေးကုပူကို။ ကရောတိ။ ဒုတကမ္ပံ၊ တမန် သည် တို့၏ အမှုကို။ (တမန်သည်တို့၏ အလုပ်ဖြစ်သော လူတို့၏သဝန်စာလာ နှုတ်မှာစကားကို ယူဆောင်၍ ဟရူမာ တရူာ စသည်သို့ ခရီးရှည်သွားမှုကို။) ကရောတိ။ ပဟိဏကမ္ပံ၊ စေခိုင်းအပ်သည်ဖြစ်၍ တအိမ်မှတအိမ်သို့ ခရီးတိုသွား မှုကို။ ကရောတိ။ ဂဏ္ဍံ၊ အနာကို။ ဖာလေတိ၊ ဓားဖြင့် ခွဲပေး၏။ အရမက္ခနံ၊ အနာကို လိမ်းကျံကြောင်းဖြစ်သော ဆေးကို၊ ဒေတိ၊ ပေး၏။ ဥဒ္ဓံ ဝိရေစနံ၊ အထက်သို့ ပျို့အန်ကြောင်း ဆေးကို။ (အန်ဆေးကို။) ဒေတိ။ အဓော ဝိရေစနံ၊ အောက်သို့ ဝမ်းလျှောကြောင်း ဆေးကို။ (ဝမ်းနှုတ်ဆေးကို။) ဒေတိ။ နတ္ထုတေလံ၊ နှာနှုပ်ဆီကို။ (ရှုစရာဖြစ်စေ နှာခေါင်း၌ ကည့်ဖို့ရာဖြစ် စေ အသုံးပြုဖို့ ဆီကို။) ပဇတိ၊ ချက်ပေး၏။ စက္ခုတေလံ၊ မျက်စဉ်းဆီကို။ ပစတိ။ ဝေဠုဒါနံ၊ ပေးအပ်သော ဝါးကို။ ဒေတိ။ [“ဝေဠု ဝေ ဒါတဗ္ဗ- ဘာဝေန ပရိဂ္ဂဟိတော ဝေဠုဒါနံ နာမ-ပေးထိုက်သည်၏ အဖြစ်ဖြင့် (ပေးဖို့ ရာ) သိမ်းဆည်းထားအပ်သော ဝါးကို ဝေဠုဒါန ဟု ခေါ်သည်”-အနု။] ပဏ္ဍဒါနံ၊ ပေးထိုက်သော ခနိရွက် ထန်းရွက် စသည်ကို။ ဒေတိ။ ပုပ္ဖဒါနံ၊ ပေး ထိုက်သော ပန်းကို။ ဒေတိ။ ဖလဒါနံ၊ ပေးထိုက်သော အသီးကို။ ဒေတိ။ သိနာန- ဒါနံ၊ ပေးထိုက်သော ရေချိုးကြောင် ဆပ်ပြာကို။ ဒေတိ။ [ဆပ်ပြာအမှုန် အခဲ ၂-မျိုးလုံးကို သိနာန ဟု ခေါ်၏။ သိနာဓာတ်၊ သောစေ-စင်ကြယ်ခြင်းဟူ သော အနက်၌ ဖြစ်၏။ သိနာယတိ အနေနာတိ သိနာနံ။]

ဒန္တကဋ္ဌဒါနံ၊ ပေးထိုက်သော ဒန်ပူကို။ ဒေတိ။ မုခေါဒကဒါနံ၊ ပေးထိုက် သော မျက်နှာသစ်ရေကို။ ဒေတိ။ စုဏ္ဍဒါနံ၊ ပေးထိုက်သော မျက်နှာချေ

၁။ စုဏ္ဍဒါနံ။ ။စုဏ္ဍနာတိ ဧတ္ထ အတ္တနော သန္တကံ ဝိဒိသစုဏ္ဍံ ဝါ၊ ကုက္ကိ မှုန်ကိုသော်လည်းကောင်း။အညံ ဝါ ကသာဝံ၊ ကုက္ကိမှုန်မှ တပါးသော ဖန်သော အရ သာရှိသော အမှုန်သော်လည်းကောင်း။ ယံကိဉ္စိ ကုလသင်္ဂဟတ္ထာယ ဒေတိ။-သံဃာ

မုန့်ကို။ ဒေတိ။ မတ္တိကာဒါနံ၊ ပေးထိုက်သော မြေညက်မုန့်ကို။ ဒေတိ။ စာဠု-
 ကကမ္ပံ၊ အလှူရှင်တို့ကို မြှောက်ပင့်၍ မိမိကိုယ်ကို နှိမ့်ချလျက် သနားချစ်ခင်
 အောင် ပြောဆိုမှုကို။ ကရောတိ၊ ပြု၏။ မုဂ္ဂသုပိယံ၊ မကျက်နည်းပါး အကျက်
 များသော ပဲနောက်ဟင်းကဲ့သို့ အမှန်နည်းပါး အမှားများသော စကားပြော
 မှုကို။ (ကရောတိ။) ပါရိဘဠု၊ သားငယ် သမီးငယ်တို့ကို ချော့မြူခြင်းစသည်
 ဖြင့် အစေအပါး၏ အဖြစ်ကို။ (ကရောတိ။) ဇသံပေသနိယံ၊ သလုံးမြင်း
 ခေါင်းဖြင့် တအိမ်မှတအိမ်သို့ သွား၍ အစေအပါးခံခြင်းသည်။ ဒွါဝိသတိမံ၊
 ၂၂-ခုမြောက်သည်။ (သမာနံပိ၊ သော်လည်း။) ဒုတကမ္မေန၊ ဒုတကမ္မနှင့်။
 သဒိသံ၊ တူ၏။ တသ္မာ၊ ကြောင့်။ ဧဝံ၊ ၂၁-ပါးသည်။ (ဟောတိ။)

ဆ၊ ကုန်သော။ အဂေါစရာ၊ အဂေါစရ တို့ဟူသည်။ ဝေသိယာဂေါ-
 စရော၊ ပြည့်တန်ဆာမ ဟူသော မပြတ်မလပ် သွားရာအရပ်လည်းကောင်း။
 (ဆွမ်းမခံကောင်းမဟုတ်၊ ဆွမ်းခံကောင်းပါ၏။ သို့သော် မိတ်ဆွေ ဖွဲ့သော
 အားဖြင့် မပြတ် မသွားရသောကြောင့် အဂေါစရ ဟုဆိုသည်။) ဝိဝေါ-
 ဂေါစရော၊ လင်သေ လင်ပြတ် တခုလပ် မုဆိုးမ ဟူသော မပြတ်မလပ်သွားရာ
 အရပ်လည်းကောင်း။ ထုလ္လကုမာရိဂေါစရော၊ အရွယ်လွန်ပြီး အပျိုကြီး ဟူ
 သော မပြတ်မလပ်သွားရာအရပ်လည်းကောင်း။ ပဏ္ဍကာဂေါစရော၊ ပဏ္ဍုက်
 ဟူသော မပြတ်မလပ်သွားရာ အရပ်လည်းကောင်း။ ပါနာဂါရဂေါစရော၊
 ထန်းရည်အရက်ဆိုင်ဟူသော မပြတ်မလပ်သွားရာအရပ်လည်းကောင်း။ ဘိက္ခုနီ
 အဂေါစရော၊ ဘိက္ခုနီ ဟူသော မပြတ်မလပ်သွားရာ အရပ်လည်းကောင်း။
 ဣတိ၊ ဤသည်တို့တည်း။

သခေပတောတိ၊ ကား။ သရူပေန၊ သရုပ်အားဖြင့်။ အနုဒ္ဓိဋ္ဌတ္တာ၊ မပြုအပ်ခဲ့
 သည်၏ အဖြစ်ကြောင့်။ (ဥဒ္ဓေသ-တုန်းက မပြုအပ်ခဲ့သည်၏ အဖြစ်ကြောင့်။)
 တတ္ထ ကတမော ဆန္ဒောတိ အာဒိ၊ အစရှိသော စကားရပ်သည်။ ဝါ၊ ကို။
 ဝတ္တံ၊ ဟောတော်မူခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်း။ ဣတိ၊ ထို့ကြောင့်။
 ယော ဆန္ဒော ဆန္ဒိကတာတိ အာဒိ နိဒ္ဓေသံ၊ အစရှိသော နိဒ္ဓေသကို။ သခိ-

ဒိသေသကုလဒုသက သိက္ခာပုဒ်အဋ္ဌကထာ။ ဤအဋ္ဌကထာကိုကြည့်၍ စုဏ္ဏအရ မျက်နှာ
 စသည်ကို အသွေးအသား သန့်ရှင်းအောင် လိမ်းကြောင်းဖြစ်သော အမှုန်ကို စုဏ္ဏခေါ်
 သည် ဟု မှတ်ပါ။ မဇ္ဈိမပဏ္ဍာသ၊ ရဋ္ဌပါလ-သုတ်၌လည်း “မုခံ စုဏ္ဏကမက္ခိတံ” ဟု
 ရှိသည်။ ထို စုဏ္ဏကတို့မှာ လူများအတွက်ဖြစ်သောကြောင့် မွေးသောအနံ့လည်း ပါ၏။
 ဤ စုဏ္ဏဒါနံ၌ကား ရဟန်းများ၏ ရှိရင်း စုဏ္ဏဖြစ်သောကြောင့် မွေးသောအနံ့ရှိသော
 ဗုဒ္ဓတို့ကို မဖွင့်ပါ-ဟူလို။

ပိတုာ၊ အကျဉ်းချုံး၍။ ယေဝါပနာတိ၊ ဟူ၍။ နိဒ္ဒေသော၊ နိဒ္ဒေသကို။ ကတော၊ ပြုတော်မူအပ်ပြီ။ ဣတိ အတ္ထော၊ ဤကား အနက်။

နိဒ္ဒေသဝါရေ၊ ခွံ။ ပုစ္ဆာဒိနံ၊ ပုစ္ဆာ အစရှိသည်တို့၏။ ပစ္စေကံ၊ အသီးအသီး။ [“ကတမော တသ္မိံ သမယေ” စသည်ဖြင့် တရားတပါးလျှင် ပုစ္ဆာ တခုစီ ရှိသောကြောင့်။ အနေကတ္ထေ^၁၊ များကုန်သည်၏ အဖြစ်သည်။ (သတိ) ပိ၊ သော်လည်း။ ပုစ္ဆာဒိဘာဝေန၊ ပုစ္ဆာ အစရှိသည်တို့၏ အဖြစ်ဖြင့်။ ဧကတ္တံ^၂၊ တခုတည်း၏ အဖြစ်သို့။ ဥပနေတွာ၊ ဉာဏ်ဖြင့် ကပ်ဆောင်၍။ စတုပရိစ္ဆေဒ-တော၊ ၄-ပါးသောအပိုင်းအခြား ရှိသည်၏ အဖြစ်ကို။ (သင်္ဂဟကာရေန။) ဝုတ္တာ၊ မိန့်တော်မူအပ်ပြီ။ နိဒ္ဒေသဝါရကထာဝဏ္ဏနာ၊ နိဒ္ဒေသဝါရကထာကို ဖွင့်ကြောင်းဖွင့်ရာ ဋီကာသည်။ နိဋ္ဌိတာ။ [ဤနေရာကျမှ “နိဒ္ဒေသဝါရကထာ ဝဏ္ဏနာ” ဟု ရှိရမည်။

ကောဋ္ဌာသဝါရအဖွင့်

စတ္တာရော ဒွေတိ၊ စတ္တာရော ဒွေ ဟူ၍။ ဝေမာဒိကံ၊ ဤသို့ အစရှိသော။ (ဂဟဏံ-၌ စပ်။) သဒ္ဓိပိတုာ၊ ချုံး၍။ ဝါ၊ တနည်း။ သဟ၊ အတူတကွ။ ဂဟဏံ၊ ယူကြောင်းစကားရပ်သည်။ သင်္ဂဟော၊ မည်၏။ [သံ-သဒ္ဓါသည် ပထမနည်း၌ သင်္ခေပအနက်ဟော-ဒုတိယနည်း၌ သဟအနက်ဟောတည်း။]

ထပေတွာ ယေဝါပနကေတိ (ဣဒံ)၊ ထပေတွာ ယေဝါပနကေ ဟူသော ဤစကားကို။ သင်္ဂဟေတဗ္ဗေ၊ အကျဉ်းချုံး၍ ယူထိုက်ကုန်သော တရားတို့ကို။ ဝါ၊ အတူတကွပေါင်း၍ ယူထိုက်ကုန်သော တရားတို့ကို။ သန္ဓာယ၊ ၍။ (သင်္ဂဟ ကာရေန) ဝုတ္တံ။ [၅၀-ကျော်တရားတို့ကို ခန္ဓာအားဖြင့် ၄-ပါး ဟု လည်းကောင်း။ အာယတနအားဖြင့် ၂-ပါး ဟု လည်းကောင်း ဤသို့စသည်ဖြင့် ဟောတော်မူခြင်းသည်။ ထို ၅၀-ကျော် တရားတို့ကို ချုံး၍ယူကြောင်း၊ တနည်း-အတူတကွပေါင်း၍ ယူကြောင်း စကားဖြစ်သည်-ဟူလို။] ဟိ၊ မှန်။ တနည်း-ဟိ၊ ချဲ့။ တေ၊ ထို ၅၀-ကျော် တရားတို့သည်။ ဝိသုဝိသု၊ အသီး

၁။ အနေကတ္ထေ ဧကတ္တံ။ ။ ပုစ္ဆာသည် “ကတမော တသ္မိံ သမယေ ဖဿော” စသည်ဖြင့် တရားတိုင်းပါနေ၍ များ၏။ သမယနိဒ္ဒေသလည်း ပထမစိတ်အတွက် ဒုတိယ စိတ်အတွက်သာ မက၊ ပထမစိတ်မှာပင် “တသ္မိံ သမယေ” တွေများ၏။ ဓမ္မနိဒ္ဒေသ အပ္ပနာ (နိဂုံး) တို့လည်း များသည်ပင်။ သို့သော်-ဧကတ္တံ ဥပနေတွာ-ပုစ္ဆာဇာတ်စသည်ကို ငဲ့သော ဇာတျာပေက္ခနည်းအားဖြင့် တခုတည်းကပ်ဆောင်၍ ပုစ္ဆာပရိစ္ဆေဒ၊ သမယ-နိဒ္ဒေသ၊ ဓမ္မနိဒ္ဒေသ၊ အပ္ပနာ-ဟု ၄-ပါးသော ပရိစ္ဆေဒကိုသာ အဋ္ဌကထာဆရာ ပြသည်။

အသီး။ ဥဒ္ဓိဋ္ဌတ္တာ၊ သရုပ်အရ ထုတ်ပြအပ်ကုန်သည်၏ အဖြစ်ကြောင့် လည်းကောင်း။ နိဒ္ဓိဋ္ဌတ္တာ စ၊ အကျယ် ညွှန်ပြအပ်ကုန်သည်၏ အဖြစ်ကြောင့် လည်းကောင်း။ [အကျဉ်းတုန်းကလည်း ဖဿော ဟောတိ ဝေဒနာ ဟောတိ-စသည်ဖြင့်လည်းကောင်း၊ အကျယ်၌လည်း ကတမော တသ္မိံ သမယေ ဖဿော-စသည်ဖြင့် လည်းကောင်း။ အသီးအသီး ပြခဲ့သောကြောင့်။] ဝိပုကိဏ္ဍော၊ အထူးသဖြင့် ပြန်ကြဲ၍နေကုန်၏။ ဣတိ၊ ကြောင့်။ သင်္ဂဟေတဗ္ဗာ၊ အကျဉ်းချုံး၍ သူထိုက်ကုန်သည်။ ဝါ၊ အတူတကွ ပေါင်း၍ ယူထိုက်ကုန်သည်။ ဟောန္တိ။

ယေဝါပနကာ၊ ယေဝါပနက တရားတို့သည်။ သင်္ဂဟဂမနေနေဝ၊ ယေဝါပနက ဟု အကျဉ်းချုံး၍ သိမ်းယူခြင်း သို့ရောက်ခြင်းကြောင့်ပင်။ [ယေဝါပန ဟု သိမ်းယူခြင်း သို့ ရောက်ကြောင်းဖြစ်သော ယေဝါပနက ဟူသော စကားကြောင့်ပင်။ မဇ္ဈိ “ဆန္ဒော ဟောတိ အဓိမောက္ခော ဟောတိတိ အာဒိနာ သင်္ဂဟ ဝစနေန” ဟု ဖွင့်သည်ကို စဉ်းစားပါ။] တထာ၊ ထိုဖဿ ဝေဒနာ-စသည်တို့ကဲ့သို့။ န (ဟောန္တိ)၊ ကုန်။ (ကသ္မာ။) အဝိပုကိဏ္ဍတ္တာ၊ အထူးသဖြင့် မပြန်ကြဲကုန်သည်၏ အဖြစ်ကြောင့်တည်း။ [ယေဝါပနက ဟု ဟောတော်မူခြင်းသည်ပင် သိမ်းကျုံး၍ ယူပြီးဖြစ်သောကြောင့် ဖဿဝေဒနာ-စသည်တို့ကဲ့သို့ ဖရိုဖရဲ တကွတပြားစီ မနေရကား ထပ်၍ ချုံးဖွယ်မလိုပါ-ဟူလို။]

ပန၊ ထိုသို့ပင် ထပေတွာ ယေဝါပနကေ ဟု အဋ္ဌကထာဆရာ ဆိုအပ်ပါသော်လည်း။ (တေ၊ ထို ယေဝါပနကတရားတို့သည်။) ယသ္မာ၊ ကြောင့်။ သင်္ခါ-ရက္ခန္ဓပရိယာပန္နာ၊ သင်္ခါရက္ခန္ဓာ၌ အကျုံးဝင်ကုန်သည်။ ဟောန္တိ။ တသ္မာ၊ ကြောင့်။ တံနိဒ္ဓေသေ၊ ထိုသင်္ခါရက္ခန္ဓာနိဒ္ဓေသ ပါဠိတော်၌။ အခန္ဓဘာဝနိဝါရဏတ္ထံ၊ ယေဝါပနက တရားတို့၏ ခန္ဓာမဟုတ်ကုန်သည်၏ အဖြစ်ကို တားမြစ်ခြင်း အကျိုးငှာ။ ယေဝါပနာတွေဝ၊ ယေဝါပနတို့ ဟူ၍သာ။ (ဘဂဝတာ။) ဝုတ္တာ၊ ကုန်ပြီ။ ဣတိ၊ ထို့ကြောင့်။ ယေဝါပနကာ၊ ယေဝါပနက တရားတို့ကို။ န ထပေတဗ္ဗာ၊ မချန်ထားထိုက်ကုန်။ ဣတိ၊ ဤကား ဋီကာဆရာ၏ အလိုတည်း။

၁။ န ထပေတဗ္ဗာ။ ။ ထပေတွာ ယေဝါပနကေ ဟူသော အဋ္ဌကထာစကားကို ဋီကာဆရာ မနှစ်သက်။ ယေဝါပနက တရားတို့ကို မချန်ထားထိုက်ဟု ဋီကာဆရာ ဆိုလိုသည်။ ဆိုလိုရင်းကား-အဋ္ဌကထာ၌ “ယေဝါပနက တရားတို့ကို ချန်ထား၍” ဟု ဆိုခြင်းသည် ဥဒ္ဓေသဝါရ၌လည်း “ယေဝါပန တသ္မိံ သမယေ၊ နိဒ္ဓေသဝါရ၌လည်း ယေဝါပန တသ္မိံ သမယေ” ဟု ဟောတော်မူရကား ဖဿ ဝေဒနာ-စသည်တို့ကဲ့သို့ တကွတပြားစီ ဖရိုဖရဲဖြစ်၍ မနေ။ ယေဝါပန တရား အဖြစ်ဖြင့် တပေါင်း တစည်းတည်းသာ ဖြစ်၏။ ထို့ကြောင့် သင်္ဂဟဝါရဝယ် ယေဝါပနက တရားတို့ကို

ပစ္စယ သင်္ခါတေနာတိ၊ ကား။ အာဟာရ ပစ္စယ သင်္ခါတေန၊ အာဟာရ ပစ္စည်း ဟု ဆိုအပ်သော။ (အာဟာရဋ္ဌေန-၌ စပ်။) ဣတိ ဝုတ္တံ ဟောတိ။ အထ ဝါ၊ ကား။ ဟေတု၊ ဟေတုလည်းကောင်း။ ပစ္စယော၊ ပစ္စယလည်းကောင်း။ ဣတိ၊ သို့။ ဧတေသု ဒွိသု၊ ဤ ၂-မျိုးတို့တွင်။ ဇနကော၊ ဖြစ်စေတတ်သော အကြောင်းသည်။ ဟေတု၊ ဟေတု မည်၏။ ဥပတ္တမ္ဘကော၊ ထောက်ပံ့တတ်သော အကြောင်းသည်။ ပစ္စယော၊ ပစ္စယ မည်၏။ ဣတိ ဝေ၊ သို့။ ဝိသေသဝန္တေသု၊ အထူးရှိကုန်သော အကြောင်းတို့တွင်။ ပစ္စယ သင်္ခါတေန၊ ထောက်ပံ့တတ်သော ပစ္စယ ဟု ဆိုအပ်သော။ (အာဟာရဋ္ဌေန တယော အာဟာရ ဟောန္တိ-၌ စပ်။)

ဟိ၊ ထင်ရှားအောင် ပြဦးအံ့။ [ဥပတ္တမ္ဘကဖြစ်ပုံကို ထင်ရှားအောင် ပြဦးအံ့။] ကဗဠိကာရာဟာရော၊ ကဗဠိကာရာဟာရသည်။ (ရုပ်အာဟာရသည်။) သြဇာဋ္ဌမက ရူပါဟရဏေန၊ သြဇာဋ္ဌမက ရုပ်ကို ဆောင်ခြင်း အားဖြင့်။ ရူပကာယံ၊ ရူပကာယကို။ ဥပတ္တမ္ဘေတိ ယထာ၊ ထောက်ပံ့တတ်သကဲ့သို့။ ဝေ၊ တူ။ ဣမေပိ၊ ဤ ဖဿ၊ စေတနာ၊ ဝိညာဉ် ဟူသော နာမ်အာဟာရ တို့သည်လည်း။ ဝေဒနာဒိ အာဟာရဏေန၊ ဝေဒနာ အစရှိသော အကျိုးကို ဆောင်ခြင်းအားဖြင့်။ [အာဒိဖြင့် ပဋိသန္ဓေဝိညာဉ်၊ နာမ်ရုပ်တို့ကို ယူ။] နာမကာယံ၊ နာမကာယကို။ (ဥပတ္တမ္ဘန္တိ။) ဣတိ၊ ဤသို့ မှတ်အပ်၏။ [“ကသ္မာ ဝိသေသဝန္တေသု ပစ္စယသင်္ခါတေန ဣတိ အတ္ထော။ ဒဋ္ဌဗ္ဗော နည်း။ ဟိ (ယသ္မာ) ကဗဠိကာရာ ဟာရော။ပ။နာမကာယံ ဥပတ္တမ္ဘန္တိ။ ဣတိ၊ ကြောင့်။ ဝေ ဝိသေသဝန္တေသု ပစ္စယသင်္ခါတေန ဣတိ အတ္ထော ဒဋ္ဌဗ္ဗော”ဟုလည်း တနည်းပေးနိုင်၏။]

တထာ စ ဟောန္တိတိ၊ ဟူသော စကားကို။ သာဓာရဏေ၊ အတူတကွ ဆောင်တတ်ကုန်သော။ ဝါ၊ ဆက်ဆံကုန်သော။ သဟဇာတာဒိ ပစ္စယေ၊ သဟဇာတ အစရှိသော ပစ္စည်းတို့ကို။ (အညမည၊ နိဿယ၊ သမ္ပယုတ္တ၊ အတ္ထိ၊ အဝိဂတပစ္စည်းတို့ကို အဒိဖြင့် ယူပါ။) သန္တာယာဟ၊ အညထာ စာတိ၊ ကား။ အညေန၊ သဟဇာတ အစရှိသော အခြင်းအရာတို့မှ အခြားသော။ ဧကေန၊ တပါးသော။ အာကာရေန စ၊ ဥပတ္တမ္ဘန အခြင်းအရာ အားဖြင့်လည်း။ ပစ္စယာ၊ ကျေးဇူးပြုတတ်ကုန်သည်။ ဟောန္တိယေဝ။ ဣတိ၊

ပေါင်း၍ ယူဖွယ် မလိုသောကြောင့် “ထပေတွာ ယေဝါပနကေ”ဟု မိန့်သည်။ ဋီကာ ဆရာကား ဤသင်္ခါတေနာတိ သင်္ခါတေနာကိုပြရာ၌ ယေဝါပန တသ္မိံ သမယေ စသည်ဖြင့် ထည့်၍ပြသောကြောင့် “ထပေတွာ ယေဝါပနကေ”ဟု မဆိုသင့်ကြောင်း ကို မိန့်သည်။

ကြောင့်။ (အပိုအလွန် ကျေးဇူးပြုတတ်ကုန်သည်၏ အဖြစ်ကြောင့်။) အာဟာရတံ၊ ဟူ၍။ ဝုစ္စန္တိ၊ ဣတိ အတ္ထော။ တသ္မာ၊ ကြောင့်။ (ဖဿ စေတနာ ဝိညာဉ်တို့က တပါးသော အခြင်းအရာအားဖြင့်လည်း ကျေးဇူးပြုတတ်ကုန်သည်၏ အဖြစ်ကြောင့်။) အာဟာရဏကိစ္စရဟိတာနံ၊ ဝေဒနာ-အစရှိသော အကျိုးတရားတို့ကို ဆောင်ခြင်းကိစ္စမှ ကင်းကုန်သော။ ဟေတု အဓိပတိ အာဒိနံ၊ ဟိတ်ခြောက်ပါး၊ အဓိပတိ လေးပါး အစရှိသော တရားတို့၏။ အာဟာရဘာဝပွသင်္ဂေ၊ အာဟာရအဖြစ်၌ ကပ်ငြိ လျဉ်းပါးဖွယ်သည်။ နတ္ထိ။

တိဿော စ။ပ။ အာဟာရတိတိ အာဒိ၊ စကားကို။ ယထာသမ္ဘဝဝသေန၊ ဖြစ်သင့်သည်အား လျော်သည်၏ အစွမ်းဖြင့်။ ဝုတ္တံ။ ဣမသ္မိံ ယေဝ စိတ္တော၊ ဤ ပဌမ မဟာကုသိုလ်စိတ် တခုတည်း၌သာ။ ဖဿာဒိဝသေန၊ ဖဿ အစရှိသည်တို့၏ အစွမ်းဖြင့်။ န (ဝုတ္တံ)၊ ဟောတော်မူအပ်သည် မဟုတ်။ တယော စ ဘဝေတိ၊ ကား။ ကာမာဒိဘဝဘူတံ၊ ကာမ အစရှိသော ဘဝဖြစ်၍ ဖြစ်သော။ [ဘဝကြီး ကိုးပါးကို ဆိုသည်။] ဝိညာဏံ၊ ပဋိသန္ဓေ ဝိညာဉ်ကို။ ဝိသေသေန၊ အထူးအားဖြင့်။ (အာဟာရတံ၊ ဆောင်နိုင်၏။) [“သင်္ခါရပစ္စယာ ဝိညာဏံ” အရ စေတနာက ပဋိသန္ဓေဝိညာဉ်ကို အထူး အားဖြင့် ဆောင်နိုင်သည်-ဟူလို။] အဝိသေသေန စ၊ သာမညအားဖြင့် ကား။ ပဉ္စ၊ ကုန်သော။ ဥပါဒါနက္ခန္ဓော၊ ဥပါဒါန်၏ အာရုံဖြစ်သော ခန္ဓာ တို့ကို။ (အာဟာရတံ။) [သာမညအားဖြင့်ကား ပဋိသန္ဓေကမ္မဇရုပ်နှင့်တကွ ပဋိသန္ဓေ ပဝတ္တိ ၂-ပါးစုံ၌ဖြစ်သော ဝိပါက်ဝိညာဉ်တို့ကို ဆောင်နိုင်သည်-ဟူလို။]

အာရမ္မဏံ၊ ကို။ ဥပဂန္ဓာ၊ ကပ်၍။ နိဇ္ဈာယနံ၊ ရှုခြင်းသည်။ စိန္တနံ၊ သိခြင်းသည်။ ဥပနိဇ္ဈာယနံ၊ န-မည်၏။ [“ရှု-ဟူသည် သိခြင်းပင်တည်း” ဟု သိစေလို၍ နိဇ္ဈာယနံကို စိန္တနံ ဟု ထပ်ဖွင့်သည်။] ဟေတုဋ္ဌေနာတိ (ပဒဿ)၊ ၏။ ဥပါယတ္ထေန၊ အကြောင်းဟူသော အနက်အားဖြင့်။ (ဣတိ အတ္ထော ဒဋ္ဌဗ္ဗော။) မူလတ္ထေန၊ မူလဟူသော အနက်အားဖြင့်။ (ဣတိ အတ္ထော) န (ဒဋ္ဌဗ္ဗော)။ [ဟေတုဋ္ဌေန၌ ဟေတု-အရ အကြောင်းဟူသော သာမညဟိတ် အနက်ကို ယူပါ။ “ဟိတ်ခြောက်ပါးဟူသော မူလဟိတ်အနက်ကို မယူပါနှင့်”-ဟူလို။]

ပုဗ္ဗဘာဂေ၊ လောကုတ္တရာမဂ်၏ ရှေ့အဖို့၌။ ဂတော ပဋိပန္နော၊ ကျင့်အပ်သော။ နာနာက္ခဏိကော၊ အထူးထူးသော ခဏ၌ဖြစ်သော။ အဋ္ဌဂီကော၊

၁။ ပုဗ္ဗဘာဂေ။ပ။ဝုတ္ထော။ ။လောကုတ္တရာမဂ် မရောက်မီ ရှေ့အဖို့ ဝိပဿနာ ခဏ၌ စိတ္တက္ခဏပေါင်း များစွာဖြစ်သောကြောင့်လည်းကောင်း၊ ထို များစွာဖြစ်ရာဝယ်

ရှစ်ပါးသော အင်္ဂါရှိသော။ မဂ္ဂေါ၊မဂ်ကို။ (ဝုတ္တော-၌ စပ်။) လောကုတ္တရက္ခန္ဓာ-
ဇာတိ၊ လောကုတ္တရာ ခဏ၌သာ။ သဟ၊ တက္ခ။ (မဂ္ဂင်ရှစ်ပါးလုံး အပြည့်အစုံ။)
ပဝတ္တော၊ ဖြစ်သည်။ (ဟုတော။) ယထာဂတမဂ္ဂေါတိ၊ ဟူ၍။ ဝုတ္တော၊ ဟော
တော်မူအပ်ပြီ။

ဝိပဿနာက္ခန္ဓာတော၊ ဝိပဿနာခဏမှ။ ပုဗ္ဗေဝ၊ ရှေး၌ပင်။ ကာယကမ္မာ
ဒီနံ၊ ကာယကံ အစရှိသည်တို့၏။ သုပရိသုဒ္ဓတာယ၊ အလွန် စင်ကြယ်ကုန်
သည်၏ အဖြစ်ကြောင့်။ အဋ္ဌဂီကမဂ္ဂပနိဿယော၊ အဋ္ဌဂီက အရိယာမဂ်၏
အားကြီးသော မှီရာအကြောင်းဖြစ်သော။ အရိယော၊ မြတ်သော။ အဋ္ဌဂီကော၊
သော။ မဂ္ဂေါ၊ သည်။ ဘာဝနာပါရိပုရိ၊ ဘာဝနာ၏ ပြည့်စုံလုံလောက်ခြင်း
သို့။ ဂစ္ဆတိ၊ ရောက်၏။ ဣတိ ဝေ၊ သို့။ ဝုတ္တော၊ ဟောတော်မူအပ်သော။
ပရိယာယေန၊ ပရိယာယ်အားဖြင့်။ ပုဗ္ဗဘာဂမဂ္ဂဿ၊ လောကုတ္တရာမဂ်၏ ရှေး
အဖို့၌ဖြစ်သော ဝိပဿနာမဂ်၏။ အဋ္ဌဂီကတော၊ ရှစ်ပါးသော အင်္ဂါရှိသည်၏
အဖြစ်ကို။ ယထာဂတဝစနေန၊ ယထာဂတ-သဒ္ဓါဖြင့်။ ဒီပိတော၊ ပြတော်မူ
အပ်ပြီ။ ဧကက္ခန္ဓော၊ တပြိုင်နက်သော ခဏ၌။ အဋ္ဌန္တံ၊ ကုန်သော။ အင်္ဂါနံ၊
အင်္ဂါတို့၏။ သဗ္ဗာဝါ၊ ထင်ရှားကုန်သည်၏ အဖြစ်ကြောင့်။ (ပုဗ္ဗဘာဂမဂ္ဂဿ
အဋ္ဌဂီကတော။) န (ဒီပိတော၊) ပြတော်မူအပ်သည် မဟုတ်။ ဣတိ ဝေ၊ သို့။

ဝိရတိ ၃-မျိုးတို့ တမျိုးစီယှဉ်နိုင်သောကြောင့်လည်းကောင်း၊ ထို ၃-မျိုးကိုပင် ပရိယာယ်
အားဖြင့် ပေါင်း၍ “နာနာက္ခန္ဓာကော အဋ္ဌဂီကော မဂ္ဂေါ” ဟု ဆိုသည်။ ထိုသို့ ဝိပဿနာ
ခဏ၌ ဝိရတိ ၃-မျိုးတို့ အသီးအသီး ဖြစ်ကြသော်လည်း လောကုတ္တရာပင် ခဏ၌ကား
အမြဲအားဖြင့် တပေါင်းတည်း ဖြစ်သောကြောင့် “လောကုတ္တရက္ခန္ဓာဇာတိ သဟ ပဝတ္တော”
ဟု ဆိုသည်။ ဤ “နာနာက္ခန္ဓာကော အဋ္ဌဂီကော မဂ္ဂေါ” အရ အကြောင်းဖြစ်သော
လောကီမဂ်သာရ၍၊ ယထာဂတမဂ္ဂေါအရ အကျိုးဖြစ်သော လောကုတ္တရာမဂ်ကို ရသော
ကြောင့် အရပြားသော်လည်း အကြောင်း အကျိုး မပြားသကဲ့သို့ “အဋ္ဌဂီကော မဂ္ဂေါ
လောကုတ္တရက္ခန္ဓာဇာတိ သဟ ပဝတ္တော ယထာဂတမဂ္ဂေါတိ ဝုတ္တော” ဟု အဘောဒဘောဒု-
ပစာအားဖြင့် ဆိုထားသည်။ [ယထာဂတမဂ္ဂေါတိ ဝုတ္တော ကာရဏာဖလာနံ အဘောဒု-
ပစာရေနာတိ ဒဋ္ဌဗ္ဗံ။—အနု။]

၁။ ပုဗ္ဗဘာဂ။ ပ။ ဒီပိတော။ ။ ဤ “အရိယ အဋ္ဌဂီကမဂ်” ဟူသည် လောကုတ္တရာမဂ်
မဟုတ်။ လောကုတ္တရာ အဋ္ဌဂီကမဂ်၏ ဥပနိဿယဖြစ်သော လောကီမဂ်သာတည်း။
လောကီမဂ်နှင့် လောကုတ္တရာမဂ်ကို မပြားပဲ တသားတည်းဆိုသောကြောင့် အဘောဒ
ဘောဒုပစာဟု မှတ်ပါ။ “အရိယော အဋ္ဌဂီကော မဂ္ဂေါ ဘာဝနာ ပါရိပုရိ ဂစ္ဆတိ”
ကား “ပုဗ္ဗေဝ ခေါ ပနဿ” အစရှိသော ပါဠိတော်၏ အဆက်ဖြစ်သော စကား
တည်း။ ဤ “အရိယော။ ပ။ ဂစ္ဆတိ” ဟူသောစကားကို ထောက်၍ “ပုဗ္ဗေဝ ခေါ ပနဿ”
ဟူသော ဤ ဒုတိယဒေသနာတော်ကိုလည်း ပရိယာယ်ဒေသနာဟုပင် မှတ်ပါ။

အသ္မပိ၊ ဤ ဒုတိယဒေသနာ၏လည်း။ ပရိယာယဒေသနာ၊ ပရိယာယ်
ဒေသနာတော်၏ အဖြစ်ကို။ ဝေဒိတဗ္ဗာ၊ သိထိုက်၏။

ဝိဇာနနမေဝ၊ သညာ ပညာတို့သိပုံမှ တမျိုးတဖုံ သိခြင်းသည်ပင်။ စိတ္တ
ဝိစိတ္တကာ၊ စိတ်၏ ဆန်းကြယ်သည်၏အဖြစ် မည်၏။ ဣတိ၊ ကြောင့်။ စိတ္တ။ပ။
ဝိညာဏက္ခန္ဓောတိ၊ ဟူ၍။ (သင်္ဂဟကာရော) အာဟ။ စတ္တာရော ခန္ဓာ ဟောန္တိ
တိ အာဒိသု၊ ပါဠိရပ်တို့၌။ ဝေဒနာက္ခန္ဓာဒိနံ၊ တို့ကို။ သင်္ဂဟေ၊ သိမ်းယူခြင်း
ကို။ ကထေပိ၊ ပြုအပ်ပြီးပါသော်လည်း။ ပုန။ ဧကော။ပ။ အာဒိဝစနံ၊ စကား
သည်။ အနေကေ၊ ကုန်သော။ ဝေဒနာက္ခန္ဓာဒယော၊ ဝေဒနာက္ခန္ဓာ အစရှိ
သော တရားတို့ကို။ ဇာတိနိဒ္ဒေသေန၊ ဇာတိနိဒ္ဒေသ အားဖြင့်။ (ဇာတ်တူ
တရားတို့ကို ပေါင်း၍ ညွှန်ပြခြင်းအားဖြင့်။) ဣမ၊ ဤ သင်္ဂဟဝါရ၌။
န ဝတ္တာ၊ ဟောတော်မူအပ်ကုန်သည် မဟုတ်။ ဣတိ၊ ဤအနက်ကို။ ဒဿနတ္ထံ၊
ပြရခြင်းအကျိုး ရှိ၏။ [အခြားနေရာ၌ ဝေဒနာက္ခန္ဓာဟု ဆိုလျှင် ပစ္စုပ္ပန်
စသောအားဖြင့် ပြားသော ဝေဒနာတို့ကို သိမ်းယူရ၏။ ဤ သင်္ဂဟဝါရ၌ကား
“စိတ္တံ ဥပ္ပန္နံ ဟောတိ” အရ “ဖြစ်ဆဲဖြစ်သော စိတ်တပါးနှင့်ယှဉ်သော ပစ္စုပ္ပန်
ဝေဒနာ တပါးတည်းသာတည်း” ဟု ပြရခြင်းအကျိုးရှိ၏။ -ဟူလို။]

စ၊ ဆက်။ ဣန္ဒြိယေသု၊ ဣန္ဒြိယတို့၌။ ဧကဿ၊ တပါးသော မနိန္ဒြိယ၏။
ဇာတိ နိဒ္ဒေသဘာဝေ၊ ဇာတိနိဒ္ဒေသ၏ အဖြစ်ကို။ ပဋိက္ခိတ္တေ၊ ပယ်မြစ်အပ်ပြီး
သော်။ အညေသံ၊ အခြားကုန်သော။ ဣန္ဒြိယာနံ၊ တို့၏လည်းကောင်း။ အာ-
ဟာရာဒိနဉ္စ၊ အာဟာရ အစရှိသည်တို့၏လည်းကောင်း။ တပုဋိက္ခေပေါ၊ ထို
ဇာတိနိဒ္ဒေသ၏ အဖြစ်ကို ပယ်မြစ်ခြင်းသည်။ ဝါ၊ ကို။ ကတော၊ ပြုအပ်
ပြီးသည်။ ဟောတိ။ ဣတိ၊ ထို့ကြောင့်။ ပုဗ္ဗင်္ဂမဿ၊ ရှေ့သွားဖြစ်သော။
ဝါ၊ ပစာနဖြစ်သော။ မနိန္ဒြိယသေဝေ၊ မနိန္ဒြိယ၏အတွက်သာ။ (ပဋိက္ခေပေါ၊
ကို။) ကတော၊ ပြီ။ ဣတိ ဒဋ္ဌဗ္ဗော။

ကောဠာသဝါရဝဏ္ဏနာ၊ သည်။ နိဋ္ဌိတာ။

၁။ ဣန္ဒြိယေသု။ပ။ဒဋ္ဌဗ္ဗော။ ။ ပါဠိဘော်၌ “ဧကံ မနိန္ဒြိယံ ဟောတိ” ဟုသာ
ဟောတော်မူသည်။ ထိုသို့ ဟောတော်မူသဖြင့် “မနိန္ဒြိယတပါးတည်းသာ ရှိ၏၊ ဇာတိ
နိဒ္ဒေသအားဖြင့် မနိန္ဒြိယအမျိုးမျိုးကို ပေါင်းထားသည် မဟုတ်” ဟု ပယ်မြစ်ပြီးဖြစ်ရကား
အခြားသော သဒ္ဓါန္တေ စသည်တို့ကို “ဧကံ သဒ္ဓါန္တိယံ” စသည်ဖြင့် ဟောတော်မူ၊ အာ-
ဟာရ စသည်၌လည်း ဤ “မနိန္ဒြိယံ ဟောတိ” ဟု နည်းပြုပြီး ဖြစ်၍ “ဧကော ဗဿ၊ ဟာ-
ရော ဟောတိ” စသည်ဖြင့် ဟောတော်မူ၊ “ဟောတော်မူဖွယ်လည်း မလိုတော့” ဟူလို။

သုညတဝါရအဖွင့်

တ္ထောတိ၊ ကား။ ယထာ ဂုတ္တေ၊ အကြင်အကြင် ဟောကော်မူအပ်ပြီး သော။ တေသ္မိံ သမယေ၊ ဤတရား အပေါင်း၌။ ဝါ၊ တနည်း။ တေသု ဓမ္မေသု၊ ဤ တရားတို့၌။ ဘာဝေ၊ တိ၊ ကား။ သတ္တော၊ သတ္တဝါကို။ ဝါ၊ တနည်း။ ယောကောစိ၊ အမှတ်မရှိ တစုံတခုသော။ အတ္ထော၊ အထည် ကိုယ်ခြံ အနက်ကို။ (န ဥပလဗ္ဘတိ-၌ စပ်။)

ဒုတိယစိတ္တ ဝသညအဖွင့်

သပ္ပယောဂေနာတိ၊ ကား။ လိနဿ၊ တွန့်ဆုတ်သော။ စိတ္တဿ၊ စိတ်ကို။ ဥဿာဟန ပယောဂသဟိတေန၊ အားတတ်စေကြောင်း ကာယပယောဂ ဝစီပယောဂနှင့် တကွဖြစ်သော။ (ပစ္စယဂဏေန-၌ စပ်။) သဥပါယေနာတိ၊ ကား။ ကုသလဿ၊ ကို။ ကရဏာကရဏေသု၊ ပြုခြင်း မပြုခြင်းတို့၌။ အာ ဒီနဝါနိသံသပစ္စဝေက္ခဏံ၊ အပြစ်ကို ဆင်ခြင်ခြင်း၊ အကျိုးကို ဆင်ခြင်ခြင်း လည်းကောင်း။ [ဤစကားဖြင့် မိမိ၏ မနောပယောဂကို ပြသည်။] ပရေဟိ၊ သူတပါးတို့သည်။ (ဆရာမိဘ စသော အခြားပုဂ္ဂိုလ်တို့သည်။) ဥဿာဟနံ၊ အားတတ်စေခြင်း ကာယပယောဂ ဝစီပယောဂလည်းကောင်း။ (သူတပါး တို့က စိတ်ဖြင့်တိုက်တွန်း၍ မဖြစ်နိုင်သောကြောင့် မနောပယောဂ မရနိုင်။) ဣတိ ဝေမာဒိ ဥပါယသဟိတေန၊ ဤသို့အစရှိသော အကြောင်းဥပါယ် နှင့် တကွဖြစ်သော။ (ပစ္စယဂဏေန-၌ စပ်။)

နာတိသမာဟိတာယ၊ အလွန် မတည်ကြည်သေးသော။ (အပ္ပနာ အနီး အပါးသို့ မရောက်သေးသော။) ဘာဝနာယ၊ ဘာဝနာဖြစ်ရာ အခါ၌။ မဟာအဋ္ဌကထာယံ၊ ၌။ အနုညာတာ၊ ခွင့်ပြုအပ်ပြီ။ 'ဣတိ၊ ဤသို့ ခွင့်ပြု

၁။ မဟာအဋ္ဌကထာယံ။ပ။ဘာဝနာယ။ ။ကရဏာ မုဒိတာ ဘာဝနာကမ္မဋ္ဌာန်းကို စီးဖြန်းရာ၌ အလွန်တည်ကြည်၍ အပ္ပနာသို့ နီးကပ်နေလျှင် သောမနဿဝေဒနာနှင့် သာ ယှဉ်ရပေလိမ့်မည်။ အလွန် မတည်ကြည်သေးမီ ပရိကံ ပြုချိန်၌ကား ဘာဝနာက တရံတခါ သောမနဿသဟဂုတ်၊ တရံတခါ ဥပေက္ခာသဟဂုတ် ဤသို့ အမျိုးမျိုး ဖြစ်နိုင်သောကြောင့် မဟာအဋ္ဌကထာ၌ ကရဏာ မုဒိတာ ပရိကံပြုရာ အခါငယ် ဥပေက္ခာသဟဂုတ် စိတ်တို့၏ ဖြစ်နိုင်ပုံကို ခွင့်ပြုထားသည်။

၂။ ဣတိ။ပ။ဒသေတိ။ ။ဤသို့ ခွင့်ပြုထားသောကြောင့် ယေဝါပနက အရာဝယ် သောမနဿသဟဂုတ်နှင့် ဥပေက္ခာသဟဂုတ် စိတ်တို့၏ ယေဝါပနက တရား ၉-ပါးချင်းအားဖြင့် မထူးကြောင်းကိုလည်း ပြသည်။ [ယေဝါပနက တရား ၉-ပါး၌ ကရဏာ မုဒိတာ ပါဝင်ကြောင်းကို ရှေ့၌ ဆိုအပ်ပြီးသော အဋ္ဌကထာကို ကြည့်၍ သိပါ။]

ခြင်းဖြင့်။ ယေဝါပနကေဟိပိ၊ ယေဝါပနက တရားတို့အားဖြင့်လည်း။ နိဗ္ဗိ-
သေသတံ၊ အထူးမရှိကုန်သည်၏ အဖြစ်ကို။ ဒသေတံ၊ ၏။

ပုညကိရိယဝတ္ထာဒိ အဖွင့်

အပစိတိ ဝေ၊ အရိအသေ ပြုခြင်းသည်ပင်။ အပစိတိသဟဂတံ၊ အပစိတိ
သဟဂတ မည်သော။ ပုညကိရိယဝတ္ထု၊ ပုညကိရိယ ဝတ္ထုတည်း။ နန္ဒိရာဂ
သဟဂတတံ ယထာ၊ နန္ဒိရာဂသဟဂတာ ဟူသကဲ့သို့တည်း။ [နန္ဒိရာဂသဟ
ဂတာ၌ သဟဂတ-သဒ္ဓါသည် အနက်မရှိသကဲ့သို့ ဤ အပစိတိသဟဂတံ
၌လည်း သဟဂတ-သဒ္ဓါ အနက်မရှိ-ဟူလို။] ဝါ၊ တနည်း။ စေတနာသမ္ပ-
ယုတ္တကဓမ္မာ၊ အရိအသေပြုကြောင်း စေတနာနှင့်ယှဉ်သော တရားတို့သည်။
အပစိတံ၊ အပစိတံ မည်၏။ ဝါ၊ တနည်း။ ကာယဝစိကိရိယာ၊ အရိအသေ
ပြုခြင်းဟူသော ကိုယ်အမှုအရာ နှုတ်အမှုအရာသည်။ (အပစိတံ၊ မည်၏။)
တံသဟိတာ၊ ထိုသမ္ပယုတ်တရားနှင့် တကွဖြစ်သော။ ဝါ၊ ထိုကိုယ်အမှုအရာ
နှုတ်အမှုအရာနှင့် တကွဖြစ်သော။ စေတနာ၊ စေတနာသည်။ အပစိတံ သဟဂတံ၊
မည်၏။

ဟိတဖရဏေနာတိ၊ ကား။ ဒေသကေ၊ တရားဟောပုဂ္ဂိုလ်၌။ မေတ္တာဖရ
ဏေန၊ မေတ္တာကို ဖြန့်ကြောင်းဖြစ်သော။ ဝါ၊ တနည်း။ ဝေ၊ ဤသို့ တရား
နာရသည်ရှိသော်။ မေ၊ ၏။ ဟိတံ၊ သည်။ ဘဝိဿတံ၊ လတ္တံ့။ ဣတံ၊ သို့။
ပဝတ္တေန၊ ဖြစ်သော။ ဟိတစိတ္တေန၊ စီးပွား၌ဖြစ်သော စိတ်ဟူသော။ (စီး
ပွားကို လိုလားသောစိတ် ဟူသော။) (မုဒုစိတ္တေန-၌ စပ်။)

ကမ္မဿကတာဉာဏံ၊ ကမ္မဿကတာဉာဏ်သည်။ ဒိဋ္ဌိဇုကမ္ပံ၊ မည်၏။
နိယမ လက္ခဏန္တိ၊ ကား။ မဟပ္ပလတာ နိယမဿ၊ များသော အကျိုးရှိ
သည်၏အဖြစ်၌ အမြဲသတ်မှတ် ဆုံးဖြတ်ခြင်းကို။ လက္ခဏံ၊ မှတ်သားကြောင်း
တည်း။

စာရိတ္တဝသေန၊ စာရိတ္တသီလ၏ အစွမ်းဖြင့်။ သီလမယေ၊ သီလမယ
ပုညကိရိယဝတ္ထု၌။ သင်္ဂဟံ ဂစ္ဆန္တိ။

အနဝဇ္ဇဝတ္ထု၊ အပြစ်မရှိသော ဝတ္ထုကို။ ပရိစ္စဇန္ဓော ဝိယ၊ စွန့်လွှတ်သူ
ကဲ့သို့။ (စွန့်ကြဲသူက ဝမ်းမြောက်သကဲ့သို့။) အဗ္ဘန္တမောဒမာနောပိ၊ လွန်စွာ
ဝမ်းမြောက်သူသည်လည်း။ ပရဿ၊ သူတပါး၏။ သမ္ပတ္တိယာ၊ ပြည့်စုံခြင်း
ကြောင့်။ မောဒတံ၊ ဝမ်းမြောက်၏။ ဣတံ၊ ကြောင့်။ အဗ္ဘန္တမောဒနာ၊
နာကို။ ဒါနမယေ၊ ၌။ သင်္ဂဟိတာ၊ ပြီ။

ဘာဝေန္တောပီတိ၊ စကားကို။ အသမတ္တဘာဝနံ၊ မပြီးဆုံးသေးသော
 ဘာဝနာကို။ သန္ဓာယာဟ။ ဟိ၊ မှန်။ (တနည်း-ကသွာ။ ဘာဝေန္တော
 ပီတိ၊ ကို။ အသမတ္တဘာဝနံ သန္ဓာယာဟ၊ ဣတိ ဝိညာယတိ။)ဟိ (ယသွာ)။
 သမတ္တာ၊ ပြီးဆုံးသော ဘာဝနာသည်။ အပ္ပနာ အပ္ပနာ ဘာဝနာသည်။
 ဟောတိ။ ဣတိ၊ ကြောင့်။ (ဘာဝေန္တောပီတိ အသမတ္တဘာဝနံ သန္ဓာယာဟ၊
 ဣတိ ဝိညာယတိ။)

အဋ္ဌေဝ ကောဋ္ဌာသေ ကတူတိ၊ ကား၊ ဝိကေဿ သတ္တဿ၊ ယယေဝံက်
 သော သတ္တဝါ ဟိ။ ကေသ္မိံ ခဏေ၊ တခုသောခဏ၌။ ဥပ္ပန္နံ၊ ဖြစ်သော။ ကေ၊
 သော။ ပဌမ စိတ္တံ၊ ပဌမ မဟာကုသိုလ်စိတ်ကို။ ဒဿေတော၊ ပြတော်မူပြီး၍။
 (ပါဠိတော်၌ ပြတော်မူပြီး၍။) အညာနိ၊ အခြားကုန်သော။ တာဒိသာနိ၊ ထို
 ပထမ စိတ်ကဲ့သို့ ရှုအပ်သောစိတ်တို့ကို။ အဒဿေန္တေန၊ ပြတော်မူသော
 မြတ်စွာဘုရားသည်။ သဗ္ဗာနိ၊ ကုန်သော။ တာနိ၊ ထို ပဌမ မဟာကုသိုလ်စိတ်
 တို့သည်။ ဝါ၊ တို့ကို။ သရိက္ခဋ္ဌေန၊ တူသည်၏အဖြစ်ဟူသော အနက်အားဖြင့်။
 ဧကိကတာနိ၊ တခုတည်းကဲ့သို့ ပြုအပ်ကုန်သည်။ ဟောန္တိ။ တထာ၊ တူ။
 သေသာနိပိ၊ ကြွင်းသော ဒုတိယစိတ် အစရှိသည်တို့သည်လည်း။ (ဧကိကတာနိ
 ဟောန္တိ။) ဣတိ ဝေံ၊ သို့။ ဝါ၊ ဤနည်းအားဖြင့်။ အဋ္ဌေ၊ ရှစ်ဖို့ ရှစ်စု တို့ကို။
 ကတူတိ၊ ၍။ (ဒဿေသိ-၌ စပ်။).... ကာမာဝစရကုသလ ဝဏ္ဏာနာ၊ သည်။
 နိဋ္ဌိတာ။

၁။ ကေဿ။ပ။ဒဿေတော။ ။ပါဠိတော်၌“တသ္မိံ သမယေ။ပ။ဥပ္ပန္နံ ဟောတိ”
 စသည်ဖြင့် တခုသောခဏ၌ တယောက်သောသတ္တဝါ၏သန္တာန်ဝယ် ပဌမ မဟာကု
 သိုလ်စိတ်ဖြစ်ပုံကို ပြတော်မူ၍ အခြားသောခဏ၌လည်းကောင်း၊အခြားသောသတ္တဝါတို့
 ၏ သန္တာန်လည်းကောင်း ပဌမမဟာကုသိုလ်စိတ် ဖြစ်ပုံကို ပြတော်မူ။ထိုသို့ ပြတော်
 မူခြင်းမှာ အခြားကာလ၌ ဤပုဂ္ဂိုလ်သန္တာန်မှာ ဖြစ်ဖြစ်၊ အခြားပုဂ္ဂိုလ်သန္တာန်မှာ
 ဖြစ်ဖြစ် သောမနဿသဟဂုတ် ဉာဏသမ္ပယုတ် အသင်္ခါရိကချင်း တူသောကြောင့်
 စိတ်တခုတည်း ပြတော်မူသည်။ထို့အတူ ပါဠိတော်၌ ဒုတိယ။ပ။အဋ္ဌမစိတ်တို့ကိုလည်း
 တခုစီသာ ပြတော်မူသည်။ဤနည်းအားဖြင့် အဋ္ဌေဝ ကောဋ္ဌာသ=မဟာကုသိုလ်စိတ်
 ၇-ပါးသာ ဖြစ်ရသည်။

ရူပဂါဝရကုသိုလ်အဖွင့်

(စတုက္ကနယ)

ပဌမဇ္ဈာနကထာ

ဥတ္တရပဒလောဘံ၊ ဘဝဟူသော နောက်ပုဒ်ကို ချေခြင်းကို။ ကတော။ ရူပဘဝေါ၊ ရူပဘဝကို။ ရူပန္တိ၊ ရူပဟူ၍။ ဝုတ္တော၊ ဟောတော်မူအပ်ပြီ။ ဝျာနဿ၊ ဝျာန်၏။ အမဂ္ဂဘာဝေါ၊ မဂ္ဂမဟုတ်သည်၏အဖြစ်သည်။ သတိပိ၊ ဖြစ်ပါလျက်လည်း။ မဂ္ဂဝစံနံ၊ မဂ္ဂ-သဒ္ဓါသည်။ အညမဂ္ဂဘာဝနိဝါရဏတ္ထံ၊ အခြားတရား၏မဂ္ဂအဖြစ်ကို တားမြစ်ရခြင်းအကျိုးရှိ၏။ ဣတိ ဣမသ္မိံ အတ္ထေ၊ ဤအနက်သည်။ (သတိ၊ သော်။) မဂ္ဂဂ္ဂဟဏဿ၊ မဂ္ဂသဒ္ဓါကို ယူရခြင်း၏။ (ပါဠိတော်၌ “မဂ္ဂံ ဘာဝေတိ” ဟု မဂ္ဂ-သဒ္ဓါကို ယူရခြင်း၏။) ပယောဇနံ၊ အကျိုးကို။ (သင်္ဂဟကာရေန။) ဝုတ္တံ၊ ဆိုအပ်ပြီ။ သဗ္ဗဿ၊ အလုံးစုံသော။ ကုသလဇ္ဈာနဿ၊ ကုသိုလ်ဝျာန်၏။ မဂ္ဂဘာဝေါ၊ အကြောင်း၏ အဖြစ်ကို။ န(ဒဿိတော)၊ မပြုအပ်သည် မဟုတ်ပါလော။ ဣတိ၊ ဤသို့သော။ (စောဒနာ၊ စောဒနာခြင်းသည်။ ဘဝေယျ၊ ရာ၏။)

တတ္ထ၊ ထို စောဒနာစကားရပ်၌။ မဂ္ဂဿ၊ အကြောင်းဝျာန်ကို။ ဘာဝနာယ၊ ဖြစ်စေခြင်းဖြင့်။ သမယဝ ဝတ္ထာနဿ၊ သမယကို ပိုင်းခြား မှတ်သားခြင်း၏။

၁။ ဝျာနဿ။ ပ။ နိဝါရဏတ္ထံ။ ။ ဝျာန်သည် မဂ္ဂမဟုတ်ပါလျက်ပါဠိတော်၌ “ရူပပပတ္တိယာ မဂ္ဂံ ဘာဝေတိ” ဟု ဟောတော်မူအပ်သော မဂ္ဂသဒ္ဓါသည် “ရူပဘုံ၌ ဖြစ်ဖို့ရန် (ရူပဘုံသို့ ရောက်ဖို့ရန်) ဝျာန်မှတစ်ပါး အခြားသော အကြောင်းမဂ္ဂ မရှိ” ဟု တားမြစ်ရခြင်း အကျိုးရှိ၏။

၂။ ဣတိ ဣမသ္မိံ အတ္ထေ။ ။ ဤ ပြခဲ့သောအနက် အဓိပ္ပာယ်သည် အဋ္ဌကထာ၌ “ရူပပပတ္တိယာ ပန အညော မဂ္ဂေါ နာမ နတ္ထိ” ကို ကောက်ချက်ချအပ်သော အနက်တည်း။ ထို့ကြောင့် “ဣမသ္မိံ အတ္ထေ သတိ-ဤ အနက် အဓိပ္ပာယ် ဖြစ်လတ်သော်” ဟု ဆိုသည်။ [ဣမသ္မိံ အတ္ထေ သတိတိ သမ္ဗန္ဓော။ - မရ။]

၃။ မဂ္ဂဂ္ဂဟ။ ပ။ မဂ္ဂဘာဝေတိ။ ။ ဤ အနက် အဓိပ္ပာယ် ဖြစ်လတ်သော် “ဣတော အညော မဂ္ဂေါ နာမ နတ္ထိ” ဟု ဆိုသော အဋ္ဌကထာဆရာသည် ပါဠိတော်ငယ် မဂ္ဂသဒ္ဓါယူခြင်း၏ အကျိုးကိုသာ ဆိုအပ်၍ ကုသိုလ်ဝျာန်အားလုံး၏ မဂ္ဂအဖြစ် (မဂ္ဂမည်) ကို ပြဆိုအပ်ရာမရောက်သည် မဟုတ်ပါလော ဟု စောဒနာသည်။ [“သဗ္ဗဿ” ဖြင့် ရူပဘုံ၌ ဖြစ်ကြောင်း၊ ဝျာန်၊ ရူပဘုံကို လွန်ကြောင်း၊ ဝျာန်၊ အကြောင်းမညီညွတ်၍ လျှောကျသွားသော ဝျာန်အားလုံးကို ယူရသည်။ | “ဣတိ စောဒနာ ဘဝေယျ” ဟု သော မရကို ထောက်၍ ဆိုအပ်ပြီးသောစကားကို စောဒနာစကား ဟု မှတ်ပါ။

၄။ တတ္ထ။ ပ။ ဒဿေတဗ္ဗောတိ။ ။ [တတ္ထာတိ တိသံ စောဒနာယံ တဿ ဒဿေတိတိ သမ္ဗန္ဓော။ - မရ။] ကောက်ချက်ချအပ်သော အဋ္ဌကထာစကားအတိုင်း ကုသိုလ်ဝျာန်အားလုံး၏ မဂ္ဂ-မည်သည်၏အဖြစ်ကို မပြုလျှင် မဂ္ဂ-မဟုတ်သော ကုသိုလ်ဝျာန်

ဝါ၊ ကို။ ကတတ္တာ၊ ပြုအပ်သည်၏ အဖြစ်ကြောင့်။ အမဂ္ဂဘာဝနာသမယေ၊ အကြောင်း မဟုတ်သော ဈာန်ကိုဖြစ်စေရာ အခါ၌။ (ရူပဘုံ၌ ဖြစ်ပွိုရန် အကြောင်းမဟုတ်သောဈာန်ကို ဖြစ်စေရာအခါ၌။) ပဝတ္တာနံ၊ ဖြစ်ကုန်သော။ ဖဿာဒိနံ၊ ဖဿ အစရှိသောတရားတို့၏။ ကုသလဘာဝေါ၊ ကုသိုလ်၏ အဖြစ် သည်။ ဝါ၊ ကို။ န ဒဿိတော၊ မပြုအပ်သည်။ သိယာ၊ ၎င်း။ တသွာ၊ သဗ္ဗဿ၊ အလုံးစုံသော ဈာန်၏။ မဂ္ဂဘာဝေါ၊ အကြောင်း၏အဖြစ်ကို။ ဒဿေတဗ္ဗော၊ ပြုထိုက်၏။ ဣတိ၊ ကြောင့်။ (ပြုထိုက်သည်၏အဖြစ်ကြောင့်။) ဣတော၊ ပ။ နတ္ထိ တိ၊ နတ္ထိ ဟူသော စကားဖြင့်။ (ဒဿေတိ-၌ စပ်။) ဝေ၊ ဤ ဆိုအပ်ပြီးသည့် အတိုင်း။ [“သဗ္ဗဿ မဂ္ဂဘာဝေါ” ဟု ဆိုအပ်ပြီးသည့်အတိုင်း။] အညဘူမိက ဝိဓုရော၊ အခြားဘုံ၌ဖြစ်သော တရားတို့၏ ဆန့်ကျင်ဘက်ဖြစ်သော။ (အခြား သော ကာမဘုံ အရူပဘုံတို့၌ဖြစ်သော တရားမဟုတ်သော။) ပစ္စယန္တရေ၊ အဝိဇ္ဇာ တဏှာ ဟူသော အကြောင်းတပါးသည်။ သတိ၊ သော်။ ရူပပပတ္တိ- ဇနကသဘာဝေါ၊ ရူပဘုံ၌ ပဋိသန္ဓေကို ဖြစ်စေတတ်သည်၏ အဖြစ်ဟူသော သဘောရှိသော။ (သဗ္ဗသမာနော-၌ စပ်။) ဝိပါကဓမ္မ သဘာဝေါ၊ ဝိပါက- ဓမ္မတို့၏ သဘောကို။ (အကျိုးကို ဖြစ်စေတတ်သောသဘောရှိသော ကုသိုလ် တို့၏ သဘောကို။) ဝိပါကဓမ္မဝသေန၊ ဝိပါကဓမ္မ၏ အဖြစ်ဖြင့်။ (ဝုတ္တော) ဝိယ၊ ဟောတော်မူအပ်သကဲ့သို့။ (တထာ၊ တူ။) သဗ္ဗသမာနော၊ အလုံးစုံ သော ဈာန်တို့နှင့်တူသော သဘောကို။ မဂ္ဂသဒ္ဓေန၊ မဂ္ဂသဒ္ဓါဖြင့်။ ဝုတ္တော၊ ဟောတော်မူအပ်ပြီ။ ဣတိ၊ ဤအနက်ကို။ ဒဿေတိ၊ ပြ၏။ ဣတိ ဝေဒိတဗ္ဗံ။

တရားတို့ ဖြစ်ရာအခါ၌ ပါဝင်ကြသော ဖဿ-စသည်တို့၏ ကုသိုလ်အဖြစ်ကို ပြရာမ ရောက်။ ဘာကြောင့်နည်း... “ယသ္မိ” သမယေ မှံ ဘာဝေတိ။ ပ။ တသ္မိ” သမယေ ဖဿော ဟောတိ” စသည်ဖြင့် “တသ္မိ” သမယေ” အရ မဂ္ဂဘာဝနာဖြင့်သမယကို မှတ် သားထားသောကြောင့်တည်း။ ထို့ကြောင့် ထို သမယ၌ဖြစ်ပေါ်ကြသော ဖဿ စသည် တို့လည်း အမှန်ပင် ကုသိုလ်တရားများ ဖြစ်ကြရကား (ရူပဘုံ၌ဖြစ်ကြောင်း ဟုတ်-မ ဟုတ်သော) အားလုံး ဈာန်တရားတို့၏ မဂ္ဂအဖြစ်ကို ပြထိုက်သည်။

၁။ ဣတိ ။ ပ။ ဒဿေတိတိ ဝေဒိတဗ္ဗံ။ ။ [ဣတိတိ တသ္မံ၊ တသံ ဝုတ္တောတိ သဗ္ဗန္ဓော။ -မရ။] “ဣတော အညော မဂ္ဂေါ နတ္ထိ” ဟူသော စကားဖြင့် ကာမာဝစရ အရူပါဝစရ ဟူသော အခြားဘုံ၌ဖြစ်သော တရားတို့၏ ဆန့်ကျင်ဘက်ဖြစ်သော (ထို တရားမျိုး မဟုတ်သော) အဝိဇ္ဇာ တဏှာ ဟူသော အကြောင်းရှိသေးလျှင် ရူပဘုံ၌ ပဋိသန္ဓေကို ဖြစ်စေတတ်သော သဘော သတ္တိရှိသော (သဗ္ဗသမာနော) အကြောင်း တစုံတရာကြောင့် ရူပဘုံ၌ မဖြစ်စေနိုင်၊ အကြောင်းညီသောကြောင့် ရူပဘုံ၌ ဖြစ်စေနိုင်၊ ရူပဘုံကို လွန်မြောက်စေနိုင်သော ဈာန်အားလုံးနှင့်တူသော အကြောင်းသဘောကို မဂ္ဂ- သဒ္ဓါဖြင့် ဆိုအပ်သည် ဟူသော အနက်အဓိပ္ပာယ်ကို ပြသည် ဟု သိပါ။ [ဥပမာ-ဝိပါ-

အလောဘော၊ အလောဘကို။ ကုသလံ ဒါနန္တိ၊ ကုသိုလ်ဒါန ဟူ၍။ ဒဋ္ဌဗ္ဗော။ အထ ဝါ၊ ကား။ စေတနာဒါနံ၊ စေတနာဒါနကို။ (ကုသလံ ဒါနန္တိ ဒဋ္ဌဗ္ဗံ။) တံ၊ ထို စေတနာဒါနကို။ ဝဇ္ဇေတွာ၊ ကြည်၍။ ဣတရေ၊ စေတနာ-ဒါနမှ တပျားကုန်သော။ ဒွေ၊ ၂-ပါးကုန်သော သဒ္ဓါ ဟိရိတို့ကို။ စေတနာ သမ္ပယုတ္တကာတိ၊ စေတနာသမ္ပယုတ္တကတို့ ဟူ၍။ ဝုတ္တာ၊ ကုန်ပြီ။

ဝဋ္ဋန္တိတိ၊ ကား။ မဂ္ဂဘာဝတော၊ မဂ္ဂ၏ အဖြစ်ကြောင့်။ (မဂ္ဂေါတိ ဝတ္တံ၊ ဝဋ္ဋဗိ-ဌံ စပ်။) ဈာနဝစနေန၊ ဈာန သဒ္ဓါဖြင့်။ (ဈာနံဌံ ဈာနသဒ္ဓါဖြင့်။) သင်္ဂဟေတွာ၊ သိမ်းယူ၍။ မဂ္ဂေါတိ၊ ဟူ၍။ ဝတ္တံ၊ ငှာ။ ဝဋ္ဋန္တိ၊ သင့်ကုန်၏။ ဣတိ အထွော။

ဩကပ္ပနာတိ၊ ကား။ သဒ္ဓါဟနာ၊ ယုံကြည်ခြင်းတည်း။ -အညတ္ထ၊ အခြား သုတ္တန်တို့၌၊ ဒိဋ္ဌံ၊ တွေ့မြင်အပ်သော။ အတ္ထံ၊ အနက်ကို။ (သမ္ဘာဝနာ-စသော အနက်ကို။) ပရိစ္စဇိတွာ၊ စွန့်၍။ (ဤ အဋ္ဌကထာ၌ မယူပဲစွန့်၍။) ဇနေတိ ဝဇ္ဇေတိတိ၊ ဇနေတိ ဝဇ္ဇေတိ ဟူသော။ အယံ အထွော၊ ဤအနက်ကို။ ကသ္မာ။ ဝုတ္တာ၊ နည်း။ ဣတိ၊ ဤသို့ မေးဖွယ်ရှိသောကြောင့်။ နိရူပသဂ္ဂဿ၊ ဥပသာရ ပုဒ်မရှိသော ဘာဝေတိပုဒ်၏။ အညတ္ထ၊ အခြားသုတ္တန်တို့၌။ ဝေမတ္ထဿေဝ၊ ဤသို့သော ဇနန ဝဇ္ဇန အနက်၏သာ။ ဝါ၊ ကိုသာ။ ဒိဋ္ဌတ္တာ၊ တွေ့မြင်အပ် သည်၏ အဖြစ်ကြောင့်။ (ဇနေတိ ဝဇ္ဇေတိတိ၊ ဟူသော။ အယမထွော၊ ကို။ ဝုတ္တာ၊ ပြီ။)

ဣတိ ဣမ မတ္တံ၊ ဤသို့သော ပရိဟာရ အနက်ကို။ (ဣမမတ္တန္တိ ပရိဟာရ သင်္ခါတံ အတ္ထံ။-မဓ။) ဝိဘာဝေတံ- ထင်စွာပြုခြင်းငှာ။ ပုနစပရံ ဥဒါယိတိ၊ ဟူသော။ သုတ္တံ၊ သုတ်ကို။ အာဟဋ္ဌံ၊ ထုတ်ဆောင်အပ်ပြီ။

ကေသဉ္စိ၊ အရိယာနံ၊ အချို့သော အရိယာပုဂ္ဂိုလ်တို့၏။ [ဈာန်ကိုရဖို့ရန် အဓိကာရရှိခဲ့သော အရိယာပုဂ္ဂိုလ်တို့၏။] အရိယမဂ္ဂေန၊ အရိယမဂ်ကြောင့်။ သိဒ္ဓာနိ၊ ပြီးသောဈာန်တို့သည်လည်းကောင်း။ အညာနိ၊ မဂ္ဂသိဒ္ဓဈာန်မှ တပျား ကုန်သော။ ဈာနာနိ စ၊ ပဋိပဒါကြောင့် ပြီးသော ဈာန်တို့သည်လည်းကောင်း။ ဘာဝနာသဘာဝါနေဝ၊ ဘာဝနာသဘော ရှိကုန်သည်သာ။ (မိမိသန္တာန်၌

ကဓမ္မဓမ္မာ ဟူသော မာတိကာပုဒ်၌ အကျိုးပေးခြင်းသဘောရှိသော ကုသိုလ်အားလုံးကို ပင် (တစုံတခုသော အကြောင်းချို့ တွဲမှုကြောင့် အကျိုးမပေးရသော်လည်း) ဝိပါကဓမ္မ- သဒ္ဓါက ဟောရသကဲ့သို့တည်း။]

၁။ ကေသဉ္စိ။ပ။ဣဇ္ဈတိတိ။ ။ဈာန်ဟူသမျှကို ပဋိပဒါ (အကျင့်) ဖြင့် ပြီးစေအပ် သောကြောင့်လည်းကောင်း။ ထို ပဋိပဒါ အကျင့်လည်း ကျင့်သောပုဂ္ဂိုလ်မှ ဖြစ်နိုင်သော ကြောင့်လည်းကောင်း ပုဂ္ဂလ ပုဗ္ဗင်္ဂမဒေသနာကို ပြုတော်မူလျှင် ပဋိပဒါမပါပဲ ရအပ်

ဖြစ်စေအပ်သော သဘော၊ တိုးပွားစေအပ်သော သဘော ရှိကုန်သည်သာ။) ဣတိ၊ ကြောင့်။ တေသုပိ၊ ထို မဂ္ဂသိဒ္ဓဈာန်တို့၌လည်း။ ဘာဝေန္တေန၊ ဖြစ်စေသော ပုဂ္ဂိုလ်ဖြင့်။ သမယဝဝတ္ထာနံ၊ သမယကို ပိုင်းခြား မှတ်သားခြင်းသည်။ ဣဇ္ဈတိ၊ ပြီးစီး၏။ ဣတိ၊ ဤသို့ မှတ်အပ်၏။

တေန၊ ဤဈာန်ဖြင့်။ နိဿရန္တိ နိဂ္ဂစ္ဆန္တိ၊ ထွက်မြောက်ကုန်၏။ ဝါ၊ တနည်း။ ဧတ္ထ၊ ဤဈာန်၌။ (နိဿရန္တိ နိဂ္ဂစ္ဆန္တိ။) ဣတိ၊ ကြောင့်။ (ထိုသို့ ထွက်မြောက်ကြောင်း၊ ထွက်မြောက်ရာ၏ အဖြစ်ကြောင့်။ တံ၊ ထိုဈာန်သည်။) နိဿရဏံ၊ ဏ မည်၏။ [သရ-ဂတိမှီနှင့်အညီ “နိဿရန္တိကို နိဂ္ဂစ္ဆန္တိ” ဟု ဓာတ်နက်ဖွင့်သည်။] ဧက၊ အဘယ်တရားတို့သည်။ နိဂ္ဂစ္ဆန္တိ၊ ထွက်မြောက်ကုန်သနည်း။ (ဣတိ၊ ဤကား အမေးတည်း။) ကာမာ၊ ကာမတို့သည်။ (နိဂ္ဂစ္ဆန္တိ၊ ကုန်၏။ ဣတိ၊ ဤကား အဖြေတည်း။) တေသံ ကာမာနံ၊ တို့၏။ နိဿရဏံ၊ ထွက်မြောက်ကြောင်း၊ ထွက်မြောက်ရာတည်း။ ပဟာနံ၊ ပယ်ကြောင်း ပယ်ရာတည်း။ ဣတိ အတ္ထော။ ဟိ၊ လဒ္ဓဂုဏ်ကို ပြဦးအံ့။ ဝေံ၊ ဤ “ဧက နိဂ္ဂစ္ဆန္တိ ကာမာ” ဟူသောအနက် ဖြစ်လတ်သော်။ ကာမာနန္တိ(ဧတ္ထ)၊ ဟူသော ဤပါဌ်၌။ ကတ္တရိ၊ ကတ္တားအနက်၌။ သာမိဝစနံ၊ သာမိဝိဘတ်သည်။ ယုဇ္ဇတိ၊ သင့်၏။

ဝတ္ထုကာမေဟိပီတိ(ဧတ္ထ)၊ ဟူသော ဤပါဌ်၌။ ပိသဒ္ဓေါ၊ ပိသဒ္ဓါသည်။ ဝတ္ထုကာမေဟိ၊ ဝတ္ထုကာမတို့မှ။ ဝိဝိစ္စေဝ၊ ကင်းဆိတ်၍သာလျှင်။ ဣတိပိ အတ္ထော၊ ဤအနက်သည်လည်း။ ယုဇ္ဇတိ၊ သင့်၏။ ဣတိ ဝေံ၊ သို့။ ယုဇ္ဇမာ-နတ္ထန္တရသမုစ္စယတ္ထော၊ သင့်သောအနက်တမျိုးကို စုစည်းခြင်းအနက်ရှိ၏။ ကိလေသကာမသမုစ္စယတ္ထော၊ ကိလေသကာမကို စုစည်းခြင်းအနက်ရှိသည်။ န၊ မဟုတ်။ ကသ္မာ၊ နည်း။ ဣမသ္မိ အတ္ထော၊ ဤအနက်၌။ (ကာမေဟိ-အရ

သော ဈာန်များ၌ အဘယ်သို့ မှတ်ရမည်နည်း-ဟု မေးဖွယ်ရှိသောကြောင့် “ဧကသဉ္ဇိ” စသည် မိန့်သည်။

ချဲ့ဦးအံ့-ရှေးရှေးဘဝ၌ သမထ ကမ္မဋ္ဌာန်းကို လွန်စွာအားထုတ်ခဲ့၍ “သံမာပတ် ဂ-ပါးနှင့် ပြည့်စုံသော မဂ်ကို ရပါလို၏” ဟု ဆုတောင်းခဲ့သော ပုဂ္ဂိုလ်သည် မဂ်ရသည်နှင့် တပြိုင်နက် လောကီဈာန်ကိုလည်း ရတတ်၏။ ထို ဈာန်သည် မဂ္ဂသိဒ္ဓ (မဂ်ကြောင့် ပြီးသော) ဈာန်မည်၏။ ယခုဘဝ၌ သမထကို အားထုတ်မှ ရအပ်သော ဈာန်သည် သမထာနုယောဂ ပဋိလဒ္ဓဈာန် (တနည်း-ပဋိပဒါသိဒ္ဓဈာန်) မည်၏။ ထိုဈာန် ၂-မျိုးလုံးပင် မိမိသန္တာန်၌ ဖြစ်စေထိုက်သောကြောင့် ဘာဝနာသဘော ရှိကြသည်သာ။ ထို့ကြောင့် ထို မဂ္ဂသိဒ္ဓဈာန်တို့၌လည်း ဖြစ်စေသော ပုဂ္ဂိုလ်ဖြင့် သမယကို မှတ်သားမှု ပြီးစီးနိုင်ပါသည်။ [ရှေးစာအုပ်များ၌ “သဘာဝါနေဝါတိ ဒဿေတုံ” ဟု တွေ့ရ၏။ ဟို၌ “ဒဿေတုံ” သည် စပ်ပုဒ်မရှိသောကြောင့် အပိုဟု ထင်သည်။]

ဝတ္ထုကာမကိုသာ ယူရမည်ဟူသော ဤအနက်၌။) ကိလေသကာမာနံ၊ ကိလေသ
 ကာမတို့၏။ ဒုတိယပဒေန၊ ဒုတိယပုဒ်ဖြင့်။ (ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ
 ဟူသော ဒုတိယပုဒ်ဖြင့်။) ဝိဝေကဿ၊ ကင်းဆိတ်ခြင်း၏။ ဝါ၊ ကို။ ဝုတ္တတ္တာ၊
 ဆိုအပ်သည်၏ အဖြစ်ကြောင့်တည်း။ အကုသလသဒ္ဓေန၊ သကုသလ-သဒ္ဓါ
 ဖြင့်။ (ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ၌ပါသော အကုသလ-သဒ္ဓါဖြင့်။) ကိ-
 လေသကာမာ၊ တို့ကို။ ယဒိပိ(ဂဟိတာ)၊ အကယ်၍ကား ယူအပ်ပါပေကုန်
 ပြီ။ အထာပိ၊ ထိုသို့ပင် ယူအပ်ပြီးပါကုန်သော်လည်း။ သဗ္ဗာကုသလာ၊
 အလုံးစုံသော အကုသိုလ်တို့ကို။ ဂဟိတာ၊ ကုန်ပြီ။ [“ဒုတိယပဒေန ဝိဝေကဿ
 ဝုတ္တတ္တာ” အရ ကိလေသကာမ-တို့ကို ယူအပ်ပြီးသော်လည်း ထိုကိလေသကာမ
 နှင့်တကွ အကုသိုလ်အားလုံးကို အကုသလေဟိ ဓမ္မေဟိဖြင့်ယူအပ်ကုန်ပြီး ဖြစ်
 သည်-ဟူလို။] ပန၊ ထိုသို့ပင် အကုသိုလ်အားလုံးကို ယူအပ်ပါကုန်သော်လည်း။
 သဗ္ဗထာ၊ အလုံးစုံသော အပြားအားဖြင့်။ ကိလေသကာမေဟိ၊ တို့မှ။ ဝိဝေကော၊
 ကို။ ဝုတ္တော၊ ဟောတော်မူအပ်ပြီ။ ဣတိ၊ ဤသို့ နှလုံးသွင်း၍။ ဒုတိယေန။ ပ။
 ဝစနတောတိ၊ ဟူ၍။ (သင်္ဂဟကာရော) အာဟ။ [“အကုသလေဟိ” အရ
 ကိလေသကာမ-ကို ယူသောအနက်၊ အကုသိုလ်အားလုံးကို ယူသောအနက်
 အပြားကို “သဗ္ဗထာ” ဟု ဆိုသည်။]

ကာမဂုဏာဓိဂမဟေတုပိ၊ ကာမဂုဏ်ကို ရလိုခြင်းဟူသော အကြောင်း
 ကြောင့်လည်း။ [ပိဖြင့် ဒေါသ မာန်မာန-စသော အခြားအကြောင်းများကို
 ဆည်း။] ပါဏာတိပါတာဒိ၊ သူ့အသက်သတ်ခြင်း အစရှိသော။ အသုဒ္ဓပ္ပ-
 ယောဂေါ၊ မသန့်ရှင်းသော ပယောဂသည်။ ဟောတိ၊ ဖြစ်နိုင်၏။ ဣတိ၊
 ကြောင့်။ တဗ္ဗိဝေကေန၊ ထို ကာမတို့မှ ကင်းဆိတ်ခြင်းဖြင့်။ ပယောဂသုဒ္ဓိ၊
 ပယောဂ၏ သန့်ရှင်းစင်ကြယ်ခြင်းကို။ ဝိဘာဝိတာ၊ ထင်စွာ ပြအပ်ပြီ။ တဏှာ
 သံကိလေသသောဓနေန၊ တဏှာ သံကိလေသကို သုတ်သင်ခြင်းအားဖြင့်။
 အာသယပေါသနံ၊ အာသယကို စင်ကြယ်စေခြင်းသည်။ ဝါ၊ ကို။ (ဝိဘာဝိတံ
 ဟောတိ-၌ စပ်။)

အညေသမ္ပိစာတိ၊ ကား။ ဒိဋ္ဌိမာနာဒိနံ၊ ဒိဋ္ဌိ မာန အစရှိသည်လည်း ဖြစ်
 ကုန်သော။ ဖဿာဒိနဉ္စ၊ ဖဿ အစရှိသည်လည်း ဖြစ်ကုန်သော။ (ဓမ္မာနံ-၌
 စပ်။) ဥပရိ၊ အထက်၌။ ဝုစ္စမာနာနိ၊ ဆိုအပ်လတ္တံ့ ကုန်သော။ ဈာနဂံဂါနိ၊
 ဈာနင်တို့တည်း။ ဥပရိဈာနဂံဂါနိ၊ တို့။ (ဝုစ္စမာန-ဟူသော အလယ်ပုဒ်ကျေ
 သည်။) အတ္တနော၊ မိမိဟူသော နိဝရဏ၏။ ဝိပစ္စနိကာနံ၊ ဆန့်ကျင်ဘက်
 ဖြစ်ကုန်သော။ တေသံ၊ ထို ဈာနင်တို့၏။ ပဋိပက္ခဘာဝဒဿနတ္ထံ၊ ပယ်တတ်
 သော ပဋိပက္ခတို့၏ အဖြစ်ကို ပြခြင်းအကျိုးငှာ။ တပုစ္စနိကနိဝရဏဝစနံ၊

ထို ဈာန်တို့၏ ဆန့်ကျင်ဘက်ဖြစ်သော နိဝရဏကို ဟောတော်မူရခြင်းသည်။
(ဟောတံ။)

ဗျာပါဒဝိဝေကဝစနေန၊ ဗျာပါဒ၏ ကင်းဆိတ်ခြင်းကို ဆိုကြောင်းဖြစ်
သော ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ ဟူသောစကားဖြင့်။ [“ဝိဝိစ္စ အကုသလေဟိ
ဓမ္မေဟိ” ဟူသော ဒုတိယ စကားဖြင့် “သေသနိဝရဏာနံ ဝိက္ခမ္ဘန ဝိဝေကော
ဝုတ္တော” ဟု အဋ္ဌကထာ၌ ဆိုထား၏။ ထို သေသနိဝရဏ၌ ဗျာပါဒနိဝရဏ
လည်း ပါဝင်နိုင်သောကြောင့် ထို “ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ” ဟူသော
စကားကိုပင် “ဗျာပါဒ ဝိဝေကဝစနေန” ဟု ဆိုသည်။] မေ၊ ငါ၏။ အံနတ္ထံ၊ စီး
ပွားမဲ့ကို။ အစရိ၊ ကျင့်ဖူးပြီ။ ဣတိ အာဒိ။ ပ။ ဝိသယဿ၊ ဤသို့ အစရှိသော
အာသာတဝတ္ထုဟူသော အထူးအပြားလျှင် အာရုံရှိသော။ ဒေါသဿ၊ ဒေါသ
၏။ (ဝိက္ခမ္ဘနဝိဝေကော ဝုတ္တော။) မောဟာမိကာနံ၊ လွန်ကဲသော မောဟရှိကုန်
သော။ ထံနမိဒ္ဓါဒိနံ၊ ထံန မိဒ္ဓ အစရှိသော နိဝရဏတို့၏။ ဝိဝေကဝစနေန၊
ကင်းဆိတ်ခြင်းကို ဆိုကြောင်းဖြစ်သော ဝိဝိစ္စ အကုသလေဟိ ဓမ္မေဟိ ဟူသော
စကားဖြင့်။ ပဋိစ္ဆာဒနဝသေန၊ ဖုံးလွှမ်းခြင်း၏ အစွမ်းဖြင့်။ ဒုက္ခာဒိ။ ပ။
ဝိသယဿ၊ ဒုက္ခသစ္စာ အစရှိသော၊ ပုဗ္ဗန္တ အစရှိသော အထူးအပြားလျှင်
အာရုံရှိသော။ မောဟဿ၊ ၏။ ဝိက္ခမ္ဘနဝိဝေကော ဝုတ္တော။ [ဒုက္ခာဒိ၌ အာဒိ
ဖြင့် သမုဒယ၊ နိရောဓ၊ မဂ္ဂဟူသော ကျန်သစ္စာ ၃-ပါးကို ယူ။ ပုဗ္ဗန္တာဒိ၌ အာဒိ
ဖြင့် အပရန္တ၊ ပုဗ္ဗန္တာပရန္တ၊ ပဋိစ္စသမုပ္ပါဒ်တို့ကို ယူ။ ဆိုလိုရင်းမှာ—အဝိဇ္ဇာ
ဖုံးလွှမ်းအပ်သော ဂ-ဌာနပင်တည်း။]

စ၊ ဆက်။ ကာမရာဂ။ ပ။ ဝိက္ခမ္ဘနကံ၊ ကာမရာဂ ဗျာပါဒ၊ ထို ကာမ
ရာဂ ဗျာပါဒတို့နှင့်တကွ တခုတည်းသော အာရုံ၌ တည်သော ထံန မိဒ္ဓ အစ
ရှိသော အကုသိုလ်တို့ကို ပယ်ခွာတတ်သော။ ဣဒံ၊ ဤဈာန်သည်။ (ပဟာနံ
ဟောန္တမ္ပိ သဘာဝမေဝ-တို့၌ စပ်။ မရ၌ “ကာမရာဂ။ ပ။ ဝိက္ခမ္ဘနကစ္ဆေဒံ” ဟု
ရှိ၏။ မကောင်း။) သဗ္ဗကုသလာနံ၊ အလုံးစုံသော ကုသိုလ်တို့၏။ သဗ္ဗာ
ကုသလ ပဋိပက္ခ သဘာဝတ္တာ၊ အလုံးစုံသော အကုသိုလ်တို့၏ ဆန့်ကျင်
ဘက် သဘောရှိကုန်သည်၏ အဖြစ်ကြောင့်။ တေန သဘာဝေန၊ ထို ဆန့်
ကျင်ဘက် သဘောအားဖြင့်။ သဗ္ဗာကုသလာနံ၊ အလုံးစုံသော အကုသိုလ်
တို့ကို။ ပဟာနံ၊ ပယ်တတ်သည်။ ဟောန္တမ္ပိ၊ ဖြစ်ပါသော်လည်း။ ကာမ
ရာဂါဒိ ဝိက္ခမ္ဘနသဘာဝမေဝ၊ ကာမရာဂ အစရှိသော အကုသိုလ်တို့ကို ပယ်

၁။ ကာမရာဂ။ ပ။ အာဟ။ ။ ဈာန်တရားသည် ကုသိုလ်တရား ဖြစ်သောကြောင့်
အကုသိုလ် အားလုံးကို ပယ်နိုင်ပါလျက် အဘယ့်ကြောင့် နိဝရဏနှင့် အကုသိုလ်မူလ
စသည်တို့၏ ဝိက္ခမ္ဘနဝိဝေကကို အဋ္ဌကထာဆရာ ဖွင့်ပြုရပါသနည်း ဟု မေးဖွယ်ရှိသော

ခွာခြင်းသဘော ရှိသည်သာလျှင်။ (ဟောတိ)၊ ဣတိ (တသ္မာ)။ တံ သဘာဝတ္တာ၊ ထို ကာမရာဂ အစရှိသော အကုသိုလ်တို့ကို ပယ်ခွာခြင်းသဘော ရှိသည်၏အဖြစ်ကြောင့်။ ဝိသေသေတွာ၊ အထူးပြု၍။ နိဝရဏာ ကုသလ-
 • မူလာဒိနံ၊ နိဝရဏ၊ အကုသလမူလ အစရှိသောတရားတို့၏။ ဝိက္ခမ္ဘနဝိဝေ-
 ကော ဝုတ္တော ဟောတိ၊ ဣတိ (သင်္ဂဟကာရော) အာဟ။

[အပ္ပနာသမ္ပယောဂတော ကို ဖွင့်ပြလိုသောကြောင့် ဝိတက္ကဿ စသည် မိန့်။] ဝိတက္ကဿ၊ ဝိတက်၏။ ကိစ္စဝိသေသေန၊ အာရုံသို့ တင်ပေးခြင်းဟူသော ကိစ္စအထူးကြောင့်။ ထိရ ဘာဝပ္ပတ္တေ၊ ခိုင်မြဲသည်၏ အဖြစ်သို့ ရောက်သော။ ပဌမဇ္ဈာန သမာဓိမိ၊ ပဌမဈာန် သမာဓိ၌လည်းကောင်း။ ပစ္စနိက ဒုရိဘာဝ ကတေန၊ ဆန့်ကျင်ဘက် နိဝရဏတို့မှ ဝေးကွာသည်၏အဖြစ်သည် ပြုအပ်သော။ ထိရဘာဝေန၊ ခိုင်မြဲသည်၏ အဖြစ်ကြောင့်။ တံ သဒိသေသု၊ ထို ပဌမဈာန် သမာဓိနှင့် တူကုန်သော။ ဝိတက္ကရဟိတေသု၊ ဝိတက်မှ ကင်းကုန်သော။ ဒုတိယဇ္ဈာနာဒိသမာဓိသု စ၊ ဒုတိယဈာန် အစရှိသော သမာဓိတို့၌ လည်း ကောင်း။ အပ္ပနာတိ၊ အပ္ပနာဟူ၍။ အဋ္ဌကထာဝေ ဟာရော၊ အဋ္ဌကထာ အခေါ်အဝေါ်သည်။ (ဟောတိ။) ဣတိ၊ ကြောင့်။ ဝိတက္ကဿ၊ ၏။ အပ္ပနာယောဂေါ၊ အပ္ပနာနှင့် ယှဉ်ခြင်းကို။ ဝုတ္တော၊ ပြီး။ အညထာ၊ တပါး သော အခြင်းအရာအားဖြင့်။ (အဋ္ဌကထာဝေ ဟာရမှ တပါးသော ပါဠိ တော် ဝေ ဟာရအားဖြင့်။ အတ္ထေ၊ အနက်ကို။ ဂယုမာနေ၊ ယူအပ်သော်။) ဝိတက္ကောဝ၊ ဝိတက်သည်သာ။ အပ္ပနာ၊ အပ္ပနာသည်။ (ဟောတိ။) ဣတိ၊ ကြောင့်။ တဿ၊ ထိုဝိတက်၏။ တံ သမ္ပယောဂေါ၊ ထို အပ္ပနာနှင့် ယှဉ်

ကြောင့် “ကာမရာဂ” နှင့် မိန့်။ ဈာန်တရားက ကာမရာဂ များပါဒ စသော နိဝရဏနှင့် အကုသလမူလ စသည်တို့ကို ပယ်ခွာနိုင်ခြင်းသဘော ရှိသောကြောင့် အဋ္ဌကထာ၌ “အကုသိုလ်အားလုံးကို ပယ်ခွာသည်” ဟု သာမညမဆိုပဲ “ဝေမေတ္တ ။ပ။ ပဉ္စနိဝိ နိဝရဏာနံ။ပ။ဝိက္ခမ္ဘနဝိဝေကော ဝုတ္တော” ဟု ဝိသေသပြု၍ ဆိုပါသည်-ဟုလို။

မှတ်ချက်။ ။ တံ သဘာဝတ္တာ ၏နောက်၌ “အဝိသေသေတွာ” ဟု တွေ့ရ၏။ မရ၌လည်း “နိဝရဏာနမေဝ ဝိက္ခမ္ဘနဝိဝေကော” ဟု အထူးမပြုခြင်းကို “အဝိသေ သေတွာ” ဆိုသည် ဟု ဖွင့်၏။ သို့သော် နိဝရဏအကုသလမူလ စသည်တို့၏ ဝိက္ခမ္ဘန ဝိဝေကကို ဆိုခြင်းသည် “အဝိသေသအားဖြင့် ဆိုခြင်းမဟုတ်၊ အကုသိုလ်အထူး တို့ကို ထုတ်၍ဆိုခြင်းဖြစ်သောကြောင့် “ဝိသေသေတွာ” ဟု ရှိမှ ကောင်းမည်ထင်သည်။ ထိုသို့ရှိမှလည်း “သဗ္ဗာကုသလာနံ ပဟာနံ ဘောန္တမ္ပိ” ဟု အရုဗျတ္တ အပိ-သဒ္ဓါ နှင့် လိုက်လျောမည်။ သို့သော် ဤဒီကာ၌သာ မက ဝိသုဒ္ဓိမဂ် မဟာဒီကာ-ဂာရတ္ထ ဒီကာ တို့၌လည်း “အဝိသေသေတွာ” ဟုချည်း ရှိသောကြောင့် စဉ်းစားကြပါလေ။

ခြင်းသည်။ န သိယာ၊ မဖြစ်နိုင်တော့ရာ။ ဣတိ၊ မှတ်အပ်၏။ [အဓိပ္ပာယ်ကို အဋ္ဌကထာဘာသာဋီကာ၌ ပြထားပြီ။]

ဈာနသမဂီဇော၊ ဈာန်နှင့်ပြည့်စုံသော ပုဂ္ဂိုလ်၏။ ဝိတက္ကံပ။ ဒဿနေန၊ ဝိတက် ဝိစာရနှင့်ပြည့်စုံသည်၏အဖြစ်ကိုပြကြောင်းဖြစ်သော စကားဖြင့်။ [“ဣမိ နာ စ ဝိတက္ကေန ဣမိနာ စ ဝိစာရေန ဥပေတော ဟောတိ သမုပေတော” ဟူသောစကားဖြင့်။] ဈာနဿေဝ၊ ဈာန်၏သာလျှင်။ သဝိတက္က သဝိစာရဘာဝဿ၊ ဝိတက်နှင့်တကွ ဖြစ်သည်၏အဖြစ်၊ ဝိစာရနှင့်တကွ ဖြစ်သည်၏အဖြစ်၏။ ဝါ၊ ကို။ ဝုတ္တတ္တာ၊ ဟောတော်မူအပ်သည်၏ အဖြစ်ကြောင့်။ အတ္ထော၊ အနက်ကို။ တတြာပိ၊ ထို ဈာနဝိဘင်း ပါဠိတော်၌လည်း။ ဝေမေဝ၊ ဤ အတိုင်းသာ။ ဒဋ္ဌဗ္ဗော။

ဝိဝေကဇံ ပီတိသုခန္တိ ဣတ္ထိ၊ ပါဠိ၌။ ဣမသ္မိံ အတ္ထေ၊ ဤအနက်၌။ ဝိဝေကဇန္တိ၊ ဟူသည်။ ဈာနံ၊ ဈာန်တည်း။ ပီတိသုခ သဒ္ဓတော စ၊ ပီတိ သုခ-သဒ္ဓါမှ နောက်၌လည်း။ (အကာရော ဝုတ္တော-၌ စပ်။) အတ္ထိအတ္ထ- ဝိသေသဝတော၊ အတ္ထိဟူသော အနက်အထူးရှိသော။ အဿ၊ ထိုဈာန်၏။ ဝါ၊ တနည်း။ (အတ္ထိအတ္ထဝိသေသဝတိ၊ သော။) အသ္မိံ၊ ဤဈာန်၌။ ဣဘိ ဣတ္ထိ၊ ဤအနက်၌။ (ဤ အဿတ္ထိအနက်၌။) အကာရော၊ အ-အက္ခရာကို။ ဝါ၊ အ-ပစ္စည်းကို။ ဝုတ္တော၊ ပြီ။ [ပီတိသုခံနောင် အဿတ္ထိအနက်၌ အ-ပစ္စည်းသက်၍ “ပီတိသုခံ-ဖရဏာပီတိ စေတသိက သုခရှိသော” ဟု အနက် ပေးပါ-ဟူလို။] ဒုတိယေ၊ ဒုတိယအနက်၌။ ပီတိသုခမေဝ၊ ပီတိသုခ သည် သာ။ (ဝေဖြင့် ဈာန်ကိုကန့်။) ဝိဝေကဇံ၊ ဝိဝေကဇံ မည်၏။ စ၊ ဆက်။ ဝိဝေကဇံ ပီတိသုခန္တိ၊ ဟူ၍။ အညပဒတ္ထေ၊ အညပုဒ်၏ အနက်၌။ သမာ သော၊ သမာသ်ကိုလည်းကောင်း။ ပစ္စတ္တ နိဒ္ဒေသဿ၊ ပဌမာအနက်၌ ညွှန်ပြ အပ်သော ဝိဘတ်၏။ အလောပေါ စ၊ မကျေခြင်းကိုလည်းကောင်း။ ကတော၊ ပြီ။ [“ဝိဝေကဇံ+ပီတိသုခံ+ယဿာတိ ဝိဝေကဇံ ပီတိသုခံ” ဟု ဗဟုဗ္ဗိဟိ သမာသ်ပြု၍ “ဇံ” ၌ ပဌမာဝိဘတ်၏ ကာရိယဖြစ်သော နိဂ္ဂဟိတိကိုမချေပဲ ထားသည်-ဟူလို။] ဝါ၊ တနည်း။ လောပေါ၊ ကျေခြင်းသည်။ သတိ၊ သော်။ ဝိဝေကဇံပီတိသုခန္တိ၊ ဟူ၍။ ပါဠော၊ ပါဠိတော်ပါဠိသည်။ (ဟောတိ။) ဣတိ အယံ၊ ကား (ပဌမာဝိဘက်ကျေခြင်း၊ မကျေခြင်းကား။) ဝိသေသော၊ တည်း။

ဂဏနာနုပုဗ္ဗတာတိ၊ ကား။ ဂဏနာနုပုဗ္ဗတာယ၊ ဂဏန်းအစဉ်အားဖြင့်။ (ပဌမံ-၌ စပ်။) ဝါ၊ တနည်း။ ပဌမန္တိ ဝစနံ၊ ပဌမံ ဟူသော သဒ္ဓါသည်။ ဂဏနာနုပုဗ္ဗတာမတ္ထိ၊ ဂဏန်းအစဉ်မျှဖြစ်သော သဒ္ဓါတည်း။ ဣတိ အတ္ထော။

နိစ္စာဒိဝိပလ္လာသပုဟာနေန၊ နိစ္စ အစရှိသော ဝိပလ္လာသကို ပယ်နိုင်ခြင်းကြောင့်။ မဂ္ဂေါ၊ မဂ်သည်။ အသမ္မောဟတော^၁၊ သမ္မောဟ၏ ဆန့်ကျင်ဘက်အားဖြင့်။ ဝါ၊ မတွေ့မဝေသော အားဖြင့်။ အနိစ္စာဒိ လက္ခဏာနိ၊ တို့ကို။ ပဋိဝိဇ္ဈတိ၊ ထိုးထွင်း၍ သိတတ်၏။ ဣတိ၊ ကြောင့်။ လက္ခဏပနိဇ္ဈာနံ၊ မည်၏။

အသမ္မောသဓိမ္မံ၊ ပျောက်ပျက်ခြင်းသဘော မရှိသော။ [အသမ္မောသဓိမ္မံတိ အဝိနာသသဘာဝံ။-အနု။] နိဗ္ဗာနံ၊ သည်။ အဝိပရိတလက္ခဏတ္တာ၊ အဝိပရိတလက္ခဏာရှိသည်၏ အဖြစ်ကြောင့်။ (မဖောက်ပြန်သည်၏ အဖြစ်ဟူသော လက္ခဏာရှိသည့် အတွက်။) အနညထာဘာဝတော၊ တမျိုးတဖုံ အခြင်းအရာအားဖြင့် မဖြစ်ခြင်းကြောင့်။ တထလက္ခဏံ၊ တထလက္ခဏာရှိ၏။ ဝါ၊ မဖောက်မပြန် မှန်ကန်သည်၏ အဖြစ်ဟူသော လက္ခဏာ ရှိ၏။

ဒုတိယဇ္ဈာနကထာ အဖွင့်

ဝိတက္ကဝိစာရာနံ ဝူပသမာတိ ဧတေန၊ ပါဌ်ဖြင့်။ (ဒီပိတော ဟောတိ-ဋ္ဌိ၊ စပ်။) ယေဟိ ဝိတက္ကဝိစာရေဟိ၊ အကြင် ဝိတက် ဝိစာရတို့ကြောင့်။ ပဌမဇ္ဈာနဿ၊ ၏။ သြဋ္ဌာရိကတာ၊ ကြမ်းတမ်းသည်၏ အဖြစ်သည်။ (ဟောတိ။) တေသံ၊ ထိုဝိတက် ဝိစာရတို့ကို။ သမတိက္ကမာ၊ လွန်မြောက်ခြင်းကြောင့်။ ဒုတိယဇ္ဈာနဿ၊ ကို။ သမဓိဂမော၊ ရခြင်းသည်။ (ဟောတိ။) သဘာဝတော၊ ပင်ကိုသဘောအားဖြင့်။ အနေ-ဋ္ဌာရိကာနံ၊ မကြမ်းတမ်းကုန်သော။ ဖဿာဒီနံ၊ ဖဿ အစရှိသော တရားတို့ကို။ သမတိက္ကမာ၊ ကြောင့်။ (ဒုတိယဇ္ဈာနဿ၊ ကို။ သမဓိဂမော၊ သည်။) န (ဟောတိ။) ဣတိ အယံ အတ္ထော၊ သည်။ ဝါ၊ ကို။ ဒီပိတော ဟောတိ။ ဧဝံ၊ တူ။ ပီတိယာ စ ဝိရာဂါတိ အာဒိသု၊ တို့၌။ နယော၊ သည်။ ဟောတိ တသ္မာ။ ဝိတက္က။ ပ။ ဝစနာနိ၊ ဝိတက်၊ ဝိစာရ၊ ပီတိ၊ သုခတို့ကို လွန်မြောက်ခြင်းကို ဆိုကြောင်းစကားတို့သည်။ [“ဝိတက္ကဝိစာရာနံ ဝူပသမာ၊ ပီတိယာ စ ဝိရာဂါ၊ သုခဿ စ ပဟာနာ” ဟူသော စကားတို့သည်။] သြဋ္ဌာရိ။ ပ။ သမတိက္ကမာ၊ ကြမ်းတမ်းကုန် ကြမ်းတမ်းကုန်သော ဈာန်အင်္ဂါကို လွန်မြောက်ခြင်းကြောင့်။ ဒုတိယာဒိ အဓိဂမပရိဒီပကာနိ၊ ဒုတိယဈာန် အစရှိသော

၁။ အသမ္မောဟတော။ ။ “ပဋိဝိဇ္ဈတိ” အရ ပဋိဝေဓသည် အာရုံပြုသောအားဖြင့် သိခြင်းဟူသော အာရမ္မဏပဋိဝေဓ၊ အနိစ္စ စသော လက္ခဏာ နိဗ္ဗာန်၏ တထလက္ခဏာကို ထိုးထွင်း၍ သိခြင်း ဟူသော လက္ခဏပဋိဝေဓ ဟု ၂-မျိုး ရှိ၏။ မဂ်က အနိစ္စ စသော လက္ခဏာကို သိရာ၌ တကယ်အာရုံမပြုသော်လည်း ထို လက္ခဏာများကို မတွေ့မဝေ ရှင်းပြီး လင်းပြီး အနေအားဖြင့် သိ၏။ ထိုအသိကို အသမ္မောဟပဋိဝေဓ ဟု ခေါ်သည်။ ထို့ကြောင့် အသမ္မောဟတောဖြင့် အာရမ္မဏပဋိဝေဓ ကို ကန့်သတ်သည်။

ဈာန်တို့ကို ရခြင်းကို ပြတတ်ကုန်၏။ ဣတိ၊ ကြောင့်။ ၊ တေသံ၊ ထို စကား တို့၏။ ဧကဒေသဘူတံ၊ တစ်စိတ်တဒေသ ဖြစ်၍ဖြစ်သော။ ဝိတက္ကဝိစာရသမတိက္ကမ-ဝစနံ၊ ဝိတက်ဝိစာရတို့ကို လွန်မြောက်ခြင်းကို ဆိုကြောင်းစကားရပ်ကို။ တံဒီ-ပကန္တိ၊ ထို အနက် အဓိပ္ပာယ်ကို ပြတတ်၏ ဟူ၍။ ဝုတ္တံ၊ အဋ္ဌကထာ၌ ဆိုအပ် ပြီ။ [“ဩဠာရိကဿ ပန ဩဠာရိကဿ အင်္ဂဿ သမတိက္ကမာ ပဌမဇ္ဈာနတော ပရေသံ ဒုတိယဇ္ဈာနာဒိနံ အဓိဂမော ဟောတီတိ ဒီပနတ္ထံ” ဟု အဋ္ဌကထာ ၌ ဆိုအပ်ပြီ။]

အထ ၀၂၊ ကား။ တံ သမတိက္ကမာ၊ ထို ဝိတက်ဝိစာရတို့ကို လွန်မြောက် ခြင်းကြောင့်။ ဒုတိယာဓိဂမဒီပကေန၊ ဒုတိယဈာန်ကို ရခြင်းကို ပြတတ်သော။ ဝိတက္က။ပ။ဝစနေနေဝ၊ ဝိတက် ဝိစာရတို့၏ ငြိမ်းအေးခြင်းကို ဆိုကြောင်း

၁။ တေသံ ဧကဒေသဘူတံ။ ။ တေသံဖြင့် ဝိတက္ကဝိစာရာနံ ဝုပသမာ ဟူသော စကား၊ ဝိတိယာ စ ဝိရာဂါ ဟူသောစကား၊ သုခဿ စ ပဟာနာ ဟူသော စကား တို့ကို ညွှန်ပြ၏။ ထိုစကားတို့၏ ဧကဒေသ ဟူသည် “ဝိတက္ကဝိစာရာနံ ဝုပသမာ” ဟု သော စကားတည်း။ ထိုစကား တစ်စိတ်သည် “ဩဠာရိက ဩဠာရိက ဖြစ်သော ဈာန် အင်္ဂါတို့ကို လွန်မြောက်ခြင်းကြောင့် နောက်နောက် ဒုတိယဈာန် စသည်ကို ရ၏” ဟု သော အနက် အဓိပ္ပာယ်ကို ပြတတ်၏။ ဤသို့ အဋ္ဌကထာ၌ ဆိုအပ်ပြီ။ [ဩဠာရိကဿ ပန ဩဠာရိကဿ အင်္ဂဿ သမတိက္ကမာ။ပ။ ဟောတီတိ ဒီပနတ္ထံ ကံကြည့်၍ “တံဒီ-ပကန္တိ ဝုတ္တံ” ဟု ဆိုသည်။]

မှတ်ချက်။ ။ ဧကဒေသဘူတံ ကို ကြည့်၍ “ဝိတက္ကဝိစာရာနံ ဝုပသမာ” သည် အစိတ်၏အမည်ကို အပေါင်း၌တင်စားသော ဧကဒေသပစာ ဟု လည်းကောင်း၊ ဝိတိ-သုခ သမတိက္ကမတို့ အတွက်ပါ မှတ်၍ပြသော ဥပလက္ခဏ-နည်း ဟု လည်းကောင်း အနုဋီကာ၌ ဖွင့်သည်။

၂။ အထ ၀၂။ ။ ဣဒါနိ အဝယဝေနံ သမုဒါယောပလက္ခဏံ ဝိနာ (ရှေ့နည်းကဲ့ သို့ ဧကဒေသပစာ-ဥပလက္ခဏနည်း မဟုတ်ပဲ) ဝိတက္ကဝိစာရ ဝုပသမဝစနေန (ဝိတက္က ဝိစာရာနံ ဝုပသမာ-သဒ္ဓါဖြင့်) ဝိတိဝိရာဂါဒီဝစနာနံ (ဝိတိယာ စ ဝိရာဂါ၊ သုခဿ စ ပဟာနာ-သဒ္ဓါတို့၏) သဒိသယေ (မိမိဈာန်အရာ၌) သမာနဗျာပါရတံ [ဝိတက္က-ဝိစာရာနံ ဝုပသမာကဲ့သို့ တူမျှသော ဗျာပါရရှိကုန်သည်၏ အဖြစ်ကို) ဒသေန္တော အထ ၀၂တိအာဒိမာဟ။-အနု။ ရှေ့နည်း၌ “ဝိတက္ကဝိစာရာနံ ဝုပသမာ” တပုဒ်တည်း က “ဝိတိဝိစာရ-သုခသမတိက္ကမတို့ကို ပြ၏” ဟု ဆို၏။ ဤ အထ ၀၂ နည်း၌ကား “ဝိတိယာ စ ဝိရာဂါ” ပုဒ်က တတိယဈာန်အရာ၌ ဝိတိသမတိက္ကမ ဖြစ်ပုံကို ပြဖို့ရန်လည်း ကောင်း၊ စတုတ္ထဈာန်အရာ၌ “သုခဿ စ ပဟာနာ” ပုဒ်က သုခသမတိက္ကမ ကို ပြဖို့ရန်လည်းကောင်း ဗျာပါရရှိကြကြောင်းကို “ဤ ဝိတက္ကဝိစာရာနံ ဝုပသမာ ပုဒ်ကပင် လှမ်းမျှော်၍ပြသည်” ဟုဆိုလိုသည်။ ဒီပက နည်းဟု ဆိုလိုဟန်တူသည်။

စကားဖြင့်ဖြင့်ပင်။ [“ဝိတက္ကဝိစာရာနံ ဝူပသမာ” ဟူသော စကားဖြင့်ပင်။] ပီတိ
 ဝိရာဂါဒိဝစနာနံ၊ ပီတိဝိရာဂ-အစရှိသည်ကို ဆိုကြောင်း စကားတို့၏။ ပီတိ-
 ယာဒိသမတိက္ကမာ၊ ပီတိ အစရှိသည်ကို လွန်မြောက်ခြင်းကြောင့်။ တတိယာဒိ
 အဓိဂမဒိပကတာ၊ တတိယ အစရှိသောစာရာတို့ကို ရခြင်းကို ပြတတ်ကုန်သည်
 ၏ အဖြစ်သည်။ ဟောတိ။ ဣတိ၊ ကြောင့်။ တဿ၊ ထို ဝိတက္ကဝိစာရာနံ ဝူပသမာ
 ဟူသောစကား၏။ တံ ဒိပကတာ၊ ထို အနက်အဓိပ္ပာယ်ကို ပြတတ်သည်၏အဖြစ်
 ကို။ ဝုတ္တာ၊ အဋ္ဌကထာ၌ ဆိုအပ်ပြီ။ [“ဩဠာရိကဿ ပန။ပ။ဒိပနတ္ထံ” ဟူ၍
 ဆိုအပ်ပြီ။]

နီလဝဏ္ဏ။ပ။ဝိယာတိ၊ ကား။ နီလယောဂတော၊ အညိုဂုဏ်နှင့် ယှဉ်ခြင်း
 ကြောင့်။ ဝတ္ထံ၊ အဝတ်သည်။ နီလံ၊ နီလမည်သည်။ (ဟောတိ) ဝိယ၊ ကဲ့သို့။
 ဣတိ(အယံ)၊ ကား။ အဓိပ္ပာယော၊ အဋ္ဌကထာဆရာ၏ အလိုတည်း။ [“နီလ
 [ဝတ္ထံ ဝိယ” ဟု ဆိုသော်လည်း “ဝတ္ထံ နီလံ ဝိယ” ဟု အဓိပ္ပာယ်မှတ်ပါ-ဟူလို။

ယေန သမ္ပသာဒနေ၊ အကြင် သမ္ပသာဒန မည်သော သဒ္ဓါနှင့်။ ယောဂါ၊
 ယှဉ်ခြင်းကြောင့်။ ဈာနံ၊ ဈာန်သည်။ သမ္ပသာဒနံ၊ န မည်၏။ တသ္မိံ၊ ထို
 သမ္ပသာဒန ကို။ ဒဿိတေ၊ ပြအပ်သော်။ (ဝိဘင်းပါဠိတော်၌ ပြလိုက်လျှင်။)
 သမ္ပသာဒနံ ဈာနန္တိ၊ ဟူ၍။ သမာနာဓိကရဏနိဒ္ဒေသေနော၊ တူသော တည်ရာ
 အနက်ရှိသည်၏အဖြစ်ကို ပြကြောင်းစကားဖြင့်ပင်။ (တုလျာဓိကရဏအဖြစ်ကို
 ပြကြောင်းစကားဖြင့်ပင်။) တံ ယောဂါ၊ ထိုသမ္ပသာဒနနှင့် ယှဉ်ခြင်းကြောင့်။
 ဈာနေ၊ ဈာန်၌။ တံ သဒ္ဓပ္ပဝတ္ထိ၊ ထိုသမ္ပသာဒန-သဒ္ဓါ၏ ဖြစ်ခြင်းကို။ ဒဿိတေ၊
 ပြအပ်ပြီ။ ဣတိ၊ ကြောင့်။ အဝိရောဓော၊ ဈာနဝိဘင်းပါဠိတော်နှင့် ဤ အဋ္ဌ
 ကထာ၏ မဆန့်ကျင်ခြင်းသည်။ ယုတ္တော၊ သင့်ပါပေ၏။ ဝါ၊ သင့်ပါစေတော့။

၁။ ယေန။ပ။ယုတ္တော။ ။ဝိဘင်္ဂေ ပန။ပ။ဧဝံ ဝေဒိတဗ္ဗာ” ဟူသော အဋ္ဌကထာ
 စကားအရ ဈာနဝိဘင်းပါဠိတော်နှင့် ဤ အဋ္ဌကထာအဖွင့်၏ မဆန့်ကျင်ပုံကို ပြလို၍
 “ယေန သမ္ပသာဒနေ” စသည်ကို မိန့်သည်။ သမ္ပသာဒန မည်သော အကြင် သဒ္ဓါ
 နှင့် ယှဉ်ခြင်းကြောင့် ဈာန်ကို ဂုဏူပစာရအားဖြင့် သမ္ပသာဒနဟု ခေါ်ရ၏။ ဝိဘင်း
 ပါဠိတော်၌ ထိုသဒ္ဓါကို “သမ္ပသာဒနန္တိ ယာ သဒ္ဓါ။ပ။အဘိပ္ပသာဒေါ” ဟု ဟောတော်
 မူ၏။ ထို သမ္ပသာဒန (သဒ္ဓါ) နှင့် ဈာန်ကို “သမ္ပသာဒနံ ဈာနံ” ဟု အရတူ တုလျာဓိ
 ကရဏ အဖြစ်ဖြင့် ဟောတော်မူအပ်သော စကားဖြင့်ပင် သမ္ပသာဒန မည်သော သဒ္ဓါ
 နှင့်ယှဉ်သောကြောင့် ဈာန်ဟူသောအနက်၌လည်း သမ္ပသာဒန-သဒ္ဓါက ဖြစ်ပုံကို ပြအပ်
 ပြီး ဖြစ်တော့၏။ ထို့ကြောင့် သမ္ပသာဒန-အရ သဒ္ဓါကိုပြသော ဈာနဝိဘင်းပါဠိတော်
 နှင့် ဤ အဋ္ဌကထာအဖွင့်ပုံ၏ မဆန့်ကျင်ခြင်းသည် ယုတ္တိပတိပေသည်-ဟူလို။

၁ ကောဒိဘာဝေ၊ ကောဒိဘာဝ ဌံ။ ကထံ၊ အဘယ်သို့လျှင်။ (ယုတ္တော၊ သင့်နိုင် ပါအံနည်း။) ဣတိ၊ ဤကား အမေးတည်း။ ၂ ကောဒိမိ၊ ကောဒိကို။ ဒသိတေ၊ ပါဠိတော်၌ ပြအပ်သော်။ ကောဒိဘာဝံ ဈာနန္တိ၊ ဟူ၍။ သမာနာဓိကရဏ နိဒ္ဒေသေနော၊ ဖြင့်ပင်။ ဈာနဿ၊ ၏။ ကောဒိဝစုနတော၊ ကောဒိမည်သော သမာဓိကို တိုးပွားစေတတ်သည်၏ အဖြစ်သည်။ ဝါ၊ ကို။ ဝုတ္တာ၊ ဟောတော် မှအပ်ပြီးသည်။ ဟောတိ၊ ဣတိ၊ ကြောင့်။ (အဝိရောဓေ။ ယုတ္တော၊ သင့်၏။) ၃ ပန၊ ဆက်။ ကောဒိဘာဝန္တိ၊ ဟူ၍။ ဣဒံ၊ ဤ သံဝဏ္ဏေတုဗ္ဗပုဒ်ကို။ ဥဒ္ဓရိတွာ၊ ထုတ်ဆောင်တော်မူ၍။ ကောဒိဿ၊ ကောဒိမည်သော သမာဓိ ကို။ နိဒ္ဒေသော၊ အကျယ်ညွှန်ပြခြင်းသည်။ ဝါ၊ ကို။ န ကတ္တဗ္ဗော၊ မပြုထိုက် သည်။ သိယာ၊ ဖြစ်ရာသည် မဟုတ်လော။ ဣတိ၊ ဤကား စောဒနာတည်း။ သမာဓိမိ၊ သမာဓိ ဟူသော အနက်၌။ ပဝတ္တော၊ သော။ ကောဒိဘာဝ-

၁။ ကောဒိဘာဝေ ကထံ။ ။ ကောဒိဘာဝံ အရ ဈာန်ကိုရရာ၌ကား အဘယ် နည်းဖြင့် သင့်နိုင်ပါအံ့နည်း၊ ဈာနဝိဘင်းပါဠိတော်၌ ကောဒိဘာဝံ အရ သမာဓိကို ပြတော်မူ၍ အဋ္ဌကထာ၌မူ “ဣဒံ ဒုတိယဇ္ဈာနံ ကောဒိဘာဝံ” ဟု ဆိုသောကြောင့် ဆန့်ကျင်သည်သာ မဟုတ်ပါလော-ဟု စောဒနာသည်။

၂။ ကောဒိမိ၊ ပ။ ဟောတိတိ။ ။ ဈာနဝိဘင်းပါဠိတော်၌ ကောဒိဘာဝံ အရ ကောဒိမည်သော သမာဓိကိုသာ ပြတော်မူသော်လည်း “ကောဒိဘာဝံ ဈာနံ” ဟု တုလျာဓိကရဏအဖြစ်ဖြင့် ညွှန်ပြခြင်းကြောင့်ပင် ဈာန်၏ ကောဒိမည်သော သမာဓိကို တိုးပွားစေတတ်သည်၏အဖြစ်ကို ဟောတော်မူအပ်ပြီး ဖြစ်၏။ ထို့ကြောင့် ဝိဘင်းပါဠိ တော်နှင့် ဤ အဋ္ဌကထာ မဆန့်ကျင်ပါ-ဟုလို။ [ဣတိကို အဝိရောဓော ပြန်လှည့်စစ်။]

၃။ ကောဒိဘာဝန္တိ၊ ပ။ ယုတ္တံ။ ။ ဈာန်တရားက ကောဒိမည်သော သမာဓိကို တိုးပွားစေတတ်သောကြောင့် ကောဒိဘာဝ အမည်ဖြစ်လျှင် ပါဠိတော်၌ “ကောဒိ ဘာဝန္တိ” ဟု သံဝဏ္ဏေတုဗ္ဗတည်ပြီးလျှင် အကျယ်ညွှန်ပြသောအခါ ကောဒိ၏ အနက် ဖြစ်သော သမာဓိကိုသာ ညွှန်ပြတော်မူ၏။ ထိုကဲ့သို့ ညွှန်ပြမှုကို မပြုထိုက်ရာရောက်သည် မဟုတ်ပါလော-ဟု ပါဠိတော်အတွက်စောဒနာ၍အဖြေကိုပြလိုသောကြောင့် “ကောဒိ ဘာဝသဒ္ဓေါ ဧဝံ” စသည်ကို မိန့်သည်။ သမာဓိဟူသောအနက်၌ ဖြစ်သော ကောဒိ ဘာဝသည်ပင် (သမ္ပသာဒန-သဒ္ဓါကဲ့သို့) ဂုဏုပစာရအားဖြင့် ဈာန် ဟူသောအနက်၌ ဖြစ်၏။ ထို့ကြောင့် ဝိဘင်းပါဠိတော်စကားသည် အသင့်ပင်ဖြစ်သည်-ဟုလို။

မှတ်ချက်။ ။ “ကောဒိဘာဝ-သဒ္ဓါက သမာဓိကို ဟော၏” ဟူသော စကားသည် အဋ္ဌကထာစကားမဟုတ်၊ ဝိကာဆရာ၏ သီးခြားစကားတည်း။ ထိုစကားအရ ကောဒိ သဒ္ဓါသည် ဈာန်ဟူသောအနက်ကိုဟော၏။ (ဝိဂ္ဂဟကိုကား အဋ္ဌကထာအတိုင်း နည်း မှီ၍ ပြုပြီးလျှင် ဈာန်ကိုအရကောက်ပါ။) “ကောဒိဿ+ဘာဝေါ ကောဒိဘာဝေါ” ဟု သမာဓိသို့တွဲသောအခါ ကောဒိမည်သော ဈာန်၏ ဖြစ်ကြောင်းဖြစ်ရာ သမာဓိကို ရသည် ဟု သာရတ္ထဒီကာ မိန့်သည်။

သဒ္ဓေါ ဝေ၊ ဧကောဒိဘာဝ-သဒ္ဓါသည်ပင်။ သမ္ပသာဒနသဒ္ဓေါ ဝိယ၊ သမ္ပသာဒန-သဒ္ဓါသည်ကဲ့သို့။ ဈာနမှိ၊ ဈာန်ဟူသော အနက်၌။ ပဝတ္တတိ၊ ၎င်း။ ဣတိ၊ ကြောင့်။ ယုတ္တံ၊ ပါဠိတော်စကားလည်း သင့်မြတ်၏။

[အပ္ပိတာ ဗျပ္ပိတာ၌ အပ္ပိတာကို ဖွင့်လှစ်၍ အပ္ပိတာတိ-မိန့်။] အပ္ပိတာတိ၊ ကား။ ဝိနာသံ၊ ပျက်စီးခြင်းသို့။ ဂမိတာ၊ ရောက်ကုန်သည်။ (ဟောန္တိ။) [အပ္ပ-ဓာတ်သည် “ပါပုဏန-ရောက်ခြင်းအနက်”ကို ဟော၏။ ထို့ကြောင့် “ဂမိတာ”ဟု ဖွင့်သည်။ ဝိနာသံကား အပ္ပိထည့်အပ်သော ကံပုဒ်တည်း။]

ဒုတိယ။ ပ။ ဒီပကေန၊ ဒုတိယဈာန် အစရှိသည်ကို ရခြင်း၏အကြောင်းကို ပြတတ်သည်လည်းဖြစ်သော။ အဇ္ဈတ္တသမ္ပသာဒနတာယ၊ အဇ္ဈတ္တ သမ္ပသာဒန အဖြစ်၏လည်းကောင်း။ စေတသော ဧကောဒိ ဘာဝတာယ စ၊ စေတသော ဧကောဒိဘာဝ အဖြစ်၏လည်းကောင်း။ ဟေတုဒီပကေန၊ အကြောင်းကို ပြတတ်သည်လည်း ဖြစ်သော။ အဝိတက္ကဝိစာရာဘာဝ ဟေတုဒီပကေန စ၊ အဝိတက္က အဝိစာရ အဖြစ်၏ အကြောင်းကို ပြတတ်သည်လည်း ဖြစ်သော။ ဝိဘက္က ဝိစာရ ဝူပသမ ဝစနေနေဝ၊ ဝိတက် ဝိစာရတို့၏ ငြိမ်းပျောက်ခြင်းကို ဆိုကြောင်း စကားဖြင့်ပင်။ (ဝိတက္ကဝိစာရာနံ ဝူပသမာ ဟူသော စကားဖြင့် ပင်။) ဝိတက္က ဝိစာရာဘာဝေ၊ ဝိဘက် ဝိစာရတို့၏ မရှိခြင်းကို။ ဒီပိတော၊ ပြအပ်ပြီ။ ဣတိ၊ ကြောင့်။ ပုန၊ တဖန်။ ကတေန၊ ပြုအပ်သော။ အဝိ-တက္က အဝိစာရဝစနေန၊ ဝိတက် မရှိသည်၏အဖြစ်၊ ဝိစာရ မရှိသည်၏အဖြစ်ကို ဆိုကြောင်းစကားဖြင့်။ (“အဝိတက္က အဝိစာရ”ဟူသော စကားဖြင့်။) ကံ၊ အဘယ်အကျိုး ရှိအံ့နည်း။ ဣတိ၊ ဤကား စောဒနာတည်း။ (တံ၊ ထို စော ဒနာသည်။) န၊ မသင့်။ (ကသ္မာ၊ နည်း။) အဒီပိတတ္တာ၊ ဝိတက္က ဝိစာရ ဝူပသမ-စကားဖြင့် ဝိတက် ဝိစာရ မရှိသည်၏အဖြစ်ကို မပြုအပ်သည်၏ အဖြစ် ကြောင့်တည်း။ [ပါဠိထည့်၍ အနက်ပေးလိုလျှင် “ဝိတက္က ဝိစာရ ဝူပသမ

၁။ ဒုတိယ။ ပ။ ဝစနေနေဝ။ ။ “ဒီပကေန” ၃-ပုဒ်သည် “ဝိတက္ကဝိစာရဝူပသမ ဝစနေနေဝ”၏ ဝိသေသနတည်း။ ထိုတွင် “ဒုတိယဇ္ဈာနာဒိအဓိဂမုပါယဒီပကေန” ဟူသော-ဝိသေသနသည် “ဩဋ္ဌာရိကဿ ပန။ ပ။ ဒီပနတ္ထံ”ဟူသော အဋ္ဌကထာစကား ကိုယူ၍ ဆိုအပ်သော ဝိသေသနတည်း။ “အဇ္ဈတ္တသမ္ပသာဒနတာယ စေတသော ဧကောဒိဘာဝတာယ စ ဟေတုဒီပကေန”ဟူသော ဝိသေသနသည် “အဝိ စ ဝိတက္က ဝိစာရာနံ ဝူပသမာ”စသော အဋ္ဌကထာစကားကိုယူ၍ ဆိုအပ်သော ဝိသေသနတည်း။ “အဝိတက္ကအဝိစာရာဘာဝဟေတု ဒီပကေန” ဟူသော ဝိသေသနသည် “တထာ ဝိတက္ကဝိစာရာနံ ဝူပသမာ ဣဒံ အဝိတက္ကအဝိစာရံ”ဟူသော အဋ္ဌကထာစကားကို ယူ၍ ဆိုအပ်သော ဝိသေသနတည်း။

ဝစနေန၊ ဖြင့်။ ဝိတက္က ဝိစာရာဘာဝဿ၊ ၎်။ အဒိပိတက္ကာ၊ ကြောင့်
 တည်း”ဟု ပေးပါ။] ဟိ၊ ချဲ့။ ဝိတက္က။ပ။ဝစနေန၊ ဖြင့်။ (ဝိတက္က ဝိစာ
 ရာနံ ဝူပသမာ ဟူသောစကားဖြင့်။) ဝိတက္က ဝိစာရာနံ၊ တို့၏။ အပွဲဝတ္တိ၊
 မဖြစ်ခြင်းသည်။ ဝါ၊ ကို။ ဝုတ္တာ၊ ဟောတော်မူအပ်သည်။ န ဟောတိ၊
 မဟုတ်။ ဝိတက္က ဝိစာရေသု၊ တို့၌။ တဏှာ ပဟာနဉ္စ၊ တပ်
 မက်ခြင်းကို ပယ်ခြင်းသည်လည်း။ (စ-ဖြင့် မရှိခြင်းကို ဆည်း။) ဧတေသံ၊
 ဤ ဝိတက် ဝိစာရတို့၏။ ဝူပသမော၊ ငြိမ်းပျောက်ခြင်းတည်း။

စ၊ ဆက်။ (တနည်း) စ၊ ဥပမာဆောင် ထင်အောင် ပြဋ္ဌိအံ့။ ယေ၊
 အကြင်မက်တို့သည်။ သင်္ခါရေသု၊ တေဘူမက သင်္ခါရတို့၌။ တဏှာပဟာနံ၊
 တဏှာကို ပယ်ခြင်းကို။ ကရေန္တိ၊ ပြုနိုင်ကုန်၏။ တေသု မဂ္ဂေသု၊ ထို ပယ်
 ဆဲဖြစ်သော မက်တို့၌ လည်းကောင်း။ ပဟိနတဏှေသု၊ ပယ်အပ်ပြီးသော
 တဏှာရှိကုန်သော။ ဝါ၊ တဏှာကို ပယ်ပြီးကုန်သော။ ဖလေသု စ၊ ဖိုလ်
 တို့၌လည်းကောင်း။ သင်္ခါရပုဝတ္တိ၊ သင်္ခါရတို့၏ ဖြစ်ခြင်းသည်။ ဟောတိ
 (ယထာ)၊ ကဲ့သို့။ ဝေ၊ တူ။ ဣဓာပိ၊ ဤ ဈာန်အရာ၌လည်း။ ဝိက္ခမ္ပိတ
 ။ပ။တဏှဿ၊ ပယ်ခွာပြီးသော ဝိတက်ဝိစာရတို့၌ တပ်မက်တတ်သော တဏှာ
 ရှိသော။ ဝါ၊ ဝိတက် ဝိစာရတို့၌ တပ်မက်တတ်သော တဏှာကို ဝိက္ခမ္ပန
 ပဟာနံဖြင့် ပယ်ခွာပြီးသော။ ဒုတိယဇ္ဈာနဿ၊ ၎်။ ဝိတက္က။ပ။ယောဂေါ၊
 ဝိတက် ဝိစာရတို့နှင့် ယှဉ်ခြင်းသည်။ ဝါ၊ ကို။ ပုရိမေန၊ ရှေ့ဖြစ်သော
 ဝိတက္ကဝိစာရာနံ ဝူပသမာ ဟူသော စကားဖြင့်။ န နိဝါရိတော၊ မတားမြစ်
 အပ်သည်။ သိယာ၊ ဖြစ်ရာ၏။ ဣတိ၊ ကြောင့်။ တံ နိဝါရဏတ္ထံ၊ ထို ဝိတက်
 ဝိစာရတို့နှင့် ယှဉ်ခြင်းကို တားမြစ်ခြင်း အကျိုးငှာလည်းကောင်း။ အာဝဇ္ဇိ-

၁။ ဝိတက္ကဝိစာရေသု ဟိ။ ။ဝိတက္ကဝိစာရတို့၏ ငြိမ်းအေးခြင်းဟူသည် ဝိတက္က
 ဝိစာရတို့၌ တပ်မက်မှုတဏှာ၏ ငြိမ်းအေးခြင်းတည်း။ “ထိုသို့ ငြိမ်းအေးရုံမျှဖြင့် ဝိတက်
 ဝိစာရမယှဉ်”ဟု မဆိုနိုင်။ ဥပမာ-အရိယာမဂ်သည် သင်္ခါရတို့၌ တပ်မက်မှုတဏှာကို
 ပယ်သတ်၏။ ဖိုလ်ကား ပယ်သတ်ခြင်းကိစ္စ ပြီးပြီးသောတရားဖြစ်၏။ သို့သော် ထိုမဂ်
 ထိုဖိုလ်တို့၌ သင်္ခါရတရားတို့ (ရုပ်နာမ်တို့) ဖြစ်နေကြ ပါဝင်နေကြသကဲ့သို့တည်း။
 ဤသို့လျှင် “ဝိတက္ကဝိစာရာနံ ဝူပသမာ”ဟူသော ရှေ့စကားဖြင့် “ဝိတက် ဝိစာရ မယှဉ်”
 ဟူသော အနက် အဓိပ္ပာယ်ကို မပြနိုင်သောကြောင့် “အဝိတက္ကံ အဝိစာရံ”ဟူသော
 နောက်စကားကို ထပ်၍ဟောတော်မူရသည်။

မှတ်ချက်။ ။ဤ အမေးအဖြေများ၌ အဋ္ဌကထာစကားကို ကောက်ချက်ချ၍ စော
 ဒနာလုပ်ပြီးလျှင် ဋီကာဆရာ၏ အလိုအတိုင်း အဖြေကိုပြသော စကားတည်း။ အဋ္ဌ
 ကထာကို ဟိုက်ရိုက်ဖွင့်သော စကားမဟုတ်-ဟု မှတ်ပါ။

တုကံမတဒိ အတိက္ကမောဝ၊ ဆင်ခြင်ခြင်းငှာ အလိုရှိသည်၏အဖြစ် စသည်ကို လွန်မြောက်ခြင်းသည်ပင်။ (အာဒိဖြင့် သမာပဇ္ဇန-ဝသီဘော် စသည်ကို ယူ။) တေသံ၊ ထိုဝိတက် ဝိစာရတို့၏။ ဝုပသမော၊ ငြိမ်းပျောက်ခြင်းတည်း။ ဣတိ၊ ဤအနက်ကို။ ဒဿနတ္ထံ စ၊ ပြခြင်း အကျိုးငှာလည်းကောင်း။ အဝိတက္ကံ အဝိစာရန္တံ၊ ဟူ၍။ (ဘဂဝတာ။) ဝုတ္တံ၊ ဟောတော်မူအပ်ပြီ။

တတိယဇ္ဈာနကထာဝတ္ထုနာ

ပရိသုဒ္ဓပကတိ၊ စင်ကြယ်သော ပုဂ္ဂိုလ်၏ ပင်ကိုသဘောဟူသည်။ ခီဏာ သဝပကတိ၊ ကုန်ခမ်းပြီးသော အာသဝေါရှိသော ရဟန္တာပုဂ္ဂိုလ်၏ ပင်ကို သဘောဖြစ်သော။ နိက္ခိလေသတာ၊ ကိလေသာ မရှိသူ၏ အဖြစ်တည်း။

ဥပေက္ခာ နိမိတ္တန္တိ တွေ့၍။ လီနုဒ္ဓစ္စပက္ခပပါတရဟိတံ၊ တွန့်ဆုတ်ခြင်း အဖို့ ပျံ့လွင့်ခြင်းအဖို့၌ ကျရောက်ခြင်းမှ ကင်းသော။ မဇ္ဈတ္တံ၊ အလယ်အလတ်၌ တည် သော သဘောရှိသော။ ဝါ၊ လျစ်လျူရှုတတ်သော။ ဝီရိယံ၊ ဝီရိယကို။ ဥပေ- ကွာတိ၊ ဟူ၍။ ဝုတ္တံ။ တဒေဝ၊ ထို ရှေးရှေး ဝီရိယသည်ပင်။ တံ အာကာရံ၊ ထို လျစ်လျူရှုခြင်း ဟူသော အခြင်းအရာကို။ ဂဟေတွာ၊ ၍။ ပဝတ္ထေတဗ္ဗဿ၊ ဖြစ်စေထိုက်သော။ တာဒိသဿ၊ ထိုကဲ့သို့ ရှုအပ်သော။ ဝီရိယဿ၊ နောက်နောက် ဝီရိယ၏။ နိမိတ္တဘာဝတော၊ အကြောင်း၏ အဖြစ်ကြောင့်။ ဥပေက္ခာနိမိတ္တံ၊ ဥပေက္ခာနိမိတ္တ မည်၏။

[“ဒဿ သင်္ခါရုပေက္ခာ ဝိပဿနာဝသေန ဥပုဇ္ဇန္တိ” ဟူသော အဋ္ဌကထာ-လာ ပါဠိတော်၏ အဆက်ကို ပြလို၍ “ပဌမဇ္ဈာနပဋိလာဘတ္ထာယ” စသည် မိန့်။]

ပဌမဇ္ဈာန ပဋိလာဘတ္ထာယ၊ ပဌမဈာန်ကို ရခြင်းအကျိုးငှာ။ နိဝရဏေ၊ နိဝရဏတို့ကို။ (ပဋိသင်္ခါသန္တိဋ္ဌနာပညာ၊ အသင့်အားဖြင့်ရှုလျက် ကောင်းစွာ တည်တတ်သောပညာ ဟု ဆိုအပ်သော။ သင်္ခါရုပေက္ခာသု၊ သင်္ခါရုပေက္ခာတို့၌။ ဉာဏံ၊ ဉာဏ်လည်းကောင်း။)။ ပ။ နေဝသညာ။ ပ။ ပဋိလာဘတ္ထာယ၊ နေဝ- သညာနာသညာယတန သမာပတ်ကို ရခြင်းအကျိုးငှာ။ အာကိဉ္ဇညာယတန- သညံ၊ အာကိဉ္ဇညာယတန သညာကို။ ပဋိသင်္ခါ။ ပ။ ဉာဏံ၊ လည်းကောင်း။ ဣတိ၊ သို့။ ဣမာ အဋ္ဌ၊ ဤ ရှစ်ပါးတို့သည်။ သမာပတ္တိဝသေန၊ သမာပတ်၏ အစွမ်း ကြောင့်။ (သမာဓိ၏ အစွမ်းကြောင့်။) ဥပုဇ္ဇန္တိ၊ ကုန်၏။ [“အဋ္ဌ သင်္ခါရုပေက္ခာ သမာဓိဝသေန” ဟူသော အဋ္ဌကထာ၌ အဋ္ဌ၏သရုပ်ကို ပြသည်။]

သောတာပတ္တိမဂ္ဂပဋိလာဘတ္တယ၊ ငှာ။ ဥပ္ပါဒံ၊ ရှေးကံကြောင့် ဤ
 ဘဝ ၌ ပဋိသန္ဓေဖြစ်ခြင်းကို လည်းကောင်း။ ပဝတ္တံ၊ ပဝတ္တိအခါ၌ အဆက်
 မပြတ်ဖြစ်ခြင်းကို လည်းကောင်း။ နိမိတ္တံ၊ သင်္ခါရနိမိတ်ကို လည်းကောင်း။
 အာယုဟနံ၊ နောက်ဘဝ၌ ပဋိသန္ဓေဖြစ်ဖို့ရန် အားထုတ်အပ်သော ကံကို
 လည်းကောင်း။ ပဋိသန္ဓိံ၊ နောက်ဘဝ၌ ပဋိသန္ဓေကို လည်းကောင်း။
 ဂတိံ၊ ဂတိကို လည်းကောင်း။ နိဗ္ဗုတ္တိံ၊ ခန္ဓာတို့၏ ဖြစ်ခြင်းကိုလည်းကောင်း။
 ဥပပတ္တိံ၊ အကျိုးဝိပါက်၏ ဖြစ်ခြင်းကိုလည်းကောင်း။ ဇာတိံ၊ ဇာတိကိုလည်း
 ကောင်း။ ဇရာ။ ပ။ ဥပယာသေ၊ ဇရာ၊ မရဏ၊ သောက၊ ပရိဒေဝ၊ ဒုက္ခ၊ ဒေါမနဿ၊
 ဥပယာသ တို့ကိုလည်းကောင်း။ (ပဋိသင်္ခါ။ ပ။ ဉာဏံ၊ လည်းကောင်း။)
 သောတာပတ္တိဖလသမာပတ္တတ္တယ၊ ငှာ။ ပ။ သုညတဝိဟာရ သမာပတ္တတ္တယ၊
 သုညတဝိဟာရ သမာပတ်အကျိုးငှာ။ [သုညတနိဗ္ဗာန်ကို အာရုံပြုသောသမာ
 ပတ်ကိုပင် “သုညတဝိဟာရ သမာပတ်” ဟု ခေါ်သည်။] ပ။ အနိမိတ္တဝိဟာရ
 သမာပတ္တတ္တယ၊ ငှာ။ [အနိမိတ္တ နိဗ္ဗာန်ကို အာရုံပြုသော သမာပတ်ကိုပင်
 “အနိမိတ္တဝိဟာရ သမာပတ်” ဟု ခေါ်သည်။] ဥပ္ပါဒံ၊ ကိုလည်းကောင်း။
 ပ။ ဉာဏံ၊ လည်းကောင်း။ ဣတိ၊ သို့။ ဣမာ ဒသ၊ ဤ ဆယ်ပါးတို့သည်။
 [မဂ် ၄-ပါး၊ ဖိုလ် ၄-ပါး၊ သုညတဝိဟာရ သမာပတ်၊ အနိမိတ္တဝိဟာရ သမာ
 ပတ်အားဖြင့် ၁၀-ပါးတို့သည်။] ဝိပဿနာဝသေန၊ ဝိပဿနာ၏ အစွမ်း
 ကြောင့်။ ဥပ္ပဇ္ဇန္တိ၊ ဖြစ်ကုန်၏။ [“ဒသ သင်္ခါရပေက္ခာ ဝိပဿနာဝသေန” ဟူသော
 အဋ္ဌကထာ၌ ဒသ၏သရုပ်ကို ပြသည်။]

ယဒတ္ထိ ယံ ဘူတန္တိ၊ ကား။ ခန္ဓပဉ္စကံ၊ ခန္ဓာငါးပါး အပေါင်းတည်း။ တံ၊
 ထို ခန္ဓာငါးပါး အပေါင်းကို။ မုဉ္ဇိတုကမ္ပတာဉာဏေန၊ မုဉ္ဇိတုကမ္ပတာဉာဏ်
 ဖြင့်။ ပဇာတိ၊ ပယ်စွန့်၏။ ဒိဋ္ဌသောဝတ္တိကတ္တယဿ၊ မြင်အပ်ပြီးသော လည်
 ရစ်သုံးခုအပေါင်းရှိသော မြေ၏ (အပေါ်၌)။ [ဒိဋ္ဌံ + သောဝတ္တိကတ္တယံ ယဿ

၁။ ဥပ္ပါဒံ။ ပ။ ဇာတိံ။ ။ ဥပ္ပါဒန္တိ ပုရိမကမ္ပပစ္စယာ ဣမ ဥပ္ပတ္တိံ၊ ပဝတ္တန္တိ တထာ
 ဥပ္ပန္နဿ ပဝတ္တိံ၊ နိမိတ္တန္တိ သဗ္ဗမ္ဘိ သင်္ခါရဂတံ၊ နိမိတ္တဘာဝေန ဥပဋ္ဌာနတော၊ အာယု
 ဟနန္တိ အာယတိံ ပဋိသန္ဓိဟေတုဘူတံ ကမ္မံ၊ ပဋိသန္ဓိန္တိ အာယတိံ ဥပပတ္တိံ၊ ဂတိန္တိ
 ယာယ ဂတိယာ သာ ပဋိသန္ဓိ ဟောတိ၊ နိဗ္ဗုတ္တိန္တိ ခန္ဓာနံ နိဗ္ဗုတ္တနံ၊ ဥပပတ္တိန္တိ “သမာ-
 ပန္နဿ ဝါ ဥပပန္နဿ ဝါ” တိ ဧဝံ ဝုတ္တံ ဝိပါကပ္ပဝတ္တိံ၊ ဇာတိန္တိ ဇရာဒိနံ ပစ္စယဘူတံ
 ဘဝပစ္စယာ ဇာတိံ၊ ဇရာမရဏာဒယော ပါကဋ္ဌာ ဧဝ၊ ဧတ္ထ စ ဥပ္ပါဒါ ယော ပဉ္စေဝ
 သင်္ခါရပေက္ခာ ဉာဏဿ ဝိပဿနာဝသေန ဝုတ္တိံ၊ သေသာ ဘေသံ ဝေဝစနံဝသေန၊
 “နိဗ္ဗုတ္တိဇာတံ” တိ ဣဒဉ္စိ ဒွယံ ဥပ္ပါဒဿ ဧဝ ပဋိသန္ဓိယာ စ ဝေဝစနံ၊ “ဂတိ
 ဥပပတ္တိစာ” တိ ဣဒဉ္စိ ဒွယံ ပဝတ္တဿ၊ ဇရာဒယော နိမိတ္တဿာတိ။ -အနု။

သော တထာသပေါ။ - မဓု။] သပ္ပလက္ခဏဝိစိနနေ၊ မြေ၏လက္ခဏာကို ရှာဖွေ စိစစ်ခြင်း၌။ (ဥပေက္ခံ၊ လျစ်လျူရှုခြင်းကို။ ပဋိလဘတံ) ဝိယ၊ ရသကဲ့သို့။ (ဝေ၊ တူ။) ဒိဋ္ဌလက္ခဏတ္ထယဿ၊ မြင်အပ်ပြီးသော လက္ခဏာသုံးပါးအပေါင်းရှိသော။ ဘူတဿ၊ ထင်ရှားရှိသော ခန္ဓာငါးပါးအပေါင်း၏ (အပေါ်၌)။ သင်္ခါရ လက္ခဏဝိစိနနေ၊ သင်္ခါရလက္ခဏာကို ရှာဖွေ စိစစ်ခြင်း၌။ ဥပေက္ခံ၊ အသင့်အားဖြင့် ရှုတတ်သောဉာဏ်ကို။ ပဋိလဘတံ၊ ရ၏။

အနာဘောဂရသာတံ၊ ကား။ ပဏိတသုခေ၊ မှန်မြတ်သော ချမ်းသာဖြစ်သော။ တသ္မိပိ၊ ထို တတိယဈာန်ချမ်းသာ၌ သော်မှလည်း။ အဝနတိ ပဋိပက္ခကိစ္စာ၊ ကိုင်းညွတ်တတ်သော တဏှာ၏ ဆန့်ကျင်ဘက်ကိစ္စရှိ၏။ ဣတိ အတ္ထော။

နာမကာယေန၊ သမ္ပယုတ္တနာမကာယဖြင့်။ စေတသိကသုခံ၊ စေတသိကသုခကိုလည်းကောင်း။ ကာယိက။ ပ။ သမုဋ္ဌာပနေ၊ ကာယိကသုခ၏အကြောင်းဖြစ်သော [ပဏိတရုပ်ကို ဖြစ်စေခြင်းအားဖြင့်။ ကာယိကသုခဉာ၊ ကိုလည်းကောင်း။ ဈာနသမဂ္ဂံ၊ တတိယဈာန်နှင့် ပြည့်စုံခြင်းရှိသော ပုဂ္ဂိုလ်သည်။ ပဋိသံဝေဒေတံ၊ ခံစား၏။ ဣတိ၊ သို့။ ဝုစ္စတံ၊ ၎င်း။

ဖုဋ္ဌတ္တာ၊ ပျံ့နှံ့အပ်သည်၏ အဖြစ်ကြောင့်။ ဗျာပိတတ္တာ၊ ပျံ့နှံ့အပ်သည်၏ အဖြစ်ကြောင့်။ (သုခံ ပတိသံဝေဒေယျ-၌ စပ်။) ဟိ၊ ဥပမာဆောင် ထင်အောင် ပြဋ္ဌာန်းအံ့။ ဥဒကေန၊ ရေသည်။ ဖုဋ္ဌသရီရဿ၊ ပျံ့နှံ့အပ်သော ကိုယ်ရှိသူ၏ သန္တာန်၌။ တာဒိသေ၊ ထိုကဲ့သို့ ရှုအပ်သော။ (သုခဖြစ်လောက်သော။) နာတိ ပစ္စနိကေ၊ အလွန်မဆန့်ကျင်သော။ [အလွန်ဆန့်ကျင်သော လေ စသည်ထိလျှင် သုခမဖြစ်ပဲ ဒုက္ခဖြစ်သောကြောင့် “နာတိပစ္စနိကေ” ဟု ဆိုသည်။] ဝါတာဒိကေ၊ လေ အစရှိသော။ ဖောဋ္ဌဗ္ဗေ၊ ဖောဋ္ဌဗ္ဗာရုံသည်။ ဖုဋ္ဌေ၊ တွေ့ထိလတ်သော်။ သုခံ၊ သုခသည်။ ဥပ္ပဇ္ဇတိ ယထာ၊ ဖြစ်သကဲ့သို့။ ဝေ၊ တူ။ ဧတေဟိ၊ ဤ ပဏိတ ရုပ်တို့သည်။ ဖုဋ္ဌသရီရဿပိ၊ ပျံ့နှံ့အပ်သော ကိုယ်ရှိသူ၏ သန္တာန်၌လည်း။ (သုခံ၊ သည်။ ဥပ္ပဇ္ဇတိ၊ ၎င်း။)

စတုတ္ထဇ္ဈာနကထာအဖွင့်

အဝိဘူတပစ္စုပဋ္ဌာနာတံ၊ ကား။ သုခဒုက္ခာနိ ဝိယ၊ သုခ ဒုက္ခတို့ကဲ့သို့။ အဝိဘူတာကာရာ၊ မထင်ရှားသော အခြင်းအရာရှိ၏။ [ဝိသဒိသုပမာ၊ “သုခ ဒုက္ခတို့၏ ဖြစ်ပုံသည် ထင်ရှားသကဲ့သို့ ဤ ဥပေက္ခာ၏ဖြစ်ပုံသည် မထင်ရှား” ဟူလို။] ပိဋ္ဌိပါသာဏဂတမိဂမဂ္ဂေါ ဝိယ၊ ကျောက်ဖျာအပြင်၌ သွားသော သမင်၏

ထပွင့်]

မူလဋီကာနိဿယ

၇၀၉

လမ်းကြောင်းကဲ့သို့။ [ဂတကို မိဂ-၌ စပ်၊ (တနည်း) “သွားအပ်သော” ဟု ပေးလျှင် ဂတကို မဂ္ဂေါ-၌ စပ်။] တဒန္ဗမာတဗ္ဗာဝိဘူတာကာရောပဋ္ဌာနာ၊ ထိုသို့ဒုက္ခတို့ဖြင့် မှန်းဆအပ်သော မထင်ရှားသော အခြင်းအရာရှိ၏ဟု ယောဂီ တို့ဉာဏ်အား ရှေးရှုထင်လာ၏။ [ဤဝါကျ၏ အဓိပ္ပာယ်ကို ပံ့ဂါရာဇိကဏ် ဘာ သာဋီကာ၌ ပြထားပြီ။]

တုတ္တနယဝတ္တနာ၊ သည်။

နိဗ္ဗိတာ၊ ဖြီ။

~~~~~

# စဉ်ဆက်သာသနာတည်စေသော်

အကယ်၍သာ-

မြတ်ဗုဒ္ဓာသည် လူ့ရွာထင်ရှား မပွင့်ငြားက ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘဝ မသိရ များလှအပြစ်တော့။

ယခုသော်ကား-

ဘုရားရှင်တော် ပွင့်ထွန်းပေါ်၍ ဟောဖော်ညွှန်ကြား မြတ် တရားကြောင့် ဤကားကုသိုလ် အကုသိုလ်နှင့် ထိုထိုဘုံဘဝ သိကြရ များလှကျေးဇူးပေ။

ဂန္ဓာရုံရှင် တို့သခင်သည်-

ထွတ်တင်ဗုဒ္ဓ ဟောညွှန်ပြသည့် ဓမ္မဒေသနာ အဖြာဖြာကို များစွာဗိုလ်လူ သိစိမ့်ဟူ၍ ဆူဆူကျမ်းစာ ကိုယ့်ဘာသာဖြင့် ဖွင့်ရာပြရာ များဋီကာဟု စာဝါမျိုးမျိုး ကမည်းထိုးခဲ့၊ နောင်ကျိုးကိုမျှော် ဆရာတော်၏ ဉာဏ်တော်စေစား နှလုံး သားမှ ကိုးစားလောက်ဖွယ် ကျမ်းသွယ်သွယ်ကို မကွယ် မပျောက် စဉ်ထွန်းတောက်ဖို့ မြားမြောက်ကျေးဇူး အထူးထူး ကို ညွတ်နှူးရည်လျက် တို့ဆောင်ရွက်သည် စဉ်ဆက်သာသနာ တည်စေသောပီ။

ဣဒံ နော ပုညံ နိဗ္ဗာန်သ ပစ္စယော ဟောတု။



မှတ်ဖွယ် အက္ခရာ ဝဋ် မာတိကာ

| အက္ခရာစဉ်                   | စာမျက်နှာ    |
|-----------------------------|--------------|
| အဂ္ဂဟိတဂ္ဂဟာဏ               | ... ၃၄၀      |
| အဂ္ဂဟိတော (အဂ္ဂိ + အာဟိတော) | ... ၅၅၁      |
| အဋ္ဌကွဏ                     | ... ၂၁       |
| အတ္တမနတာ                    | ... ၃၃၀      |
| အတိရိတံ                     | ... ၅        |
| အဒိဋ္ဌဇောတနာပုစ္ဆာ အဒိဋ္ဌံ  | ... ၄        |
| အတုလိတံ                     | ... ၅        |
| အဓုဿနက                      | ... ၄၀၄      |
| အဓိကဂ္ဂဟာဏ, ဥိနဂ္ဂဟာဏ       | ... ၃၁၀      |
| အဓိဋ္ဌာနိဒ္ဓိ-စသည်          | ... ၁၇၅      |
| အနန္တ ၄-မျိုး               | ... ၄၄၂      |
| အနဘိရဒ္ဓဿ                   | ... ၃၇၀      |
| အနာပါထဂတာ                   | ... ၁၀၀      |
| အနာပါထဂတ ရူပါရုံ            | ... ၅၅၉      |
| အနာဘဋ္ဌတာယေဝ                | ... ၉၅       |
| အနုယာယိနီ စသည်              | ... ၈၅       |
| အနေသန ၂၁-ပါး                | ... ၆၀၁      |
| အန္ဓဒေဝ                     | ... ၅၅၃      |
| အပ္ပနာ                      | ... ၂        |
| အပ္ပနာသမ္ပယောဂတော           | ... ၄၆၃      |
| အပရဒီပနာ                    | ... ၃၅၂      |
| အပ္ပ(မဟာ)သာဝဇ္ဇော           | ... ၁၉၆      |
| အပိလာပနတာ                   | ... ၃၀၀, ၃၉၂ |
| အပိလာပန, ဥပဂ္ဂဏှန           | ... ၂၉၆      |
| အဗ္ဗောဟာရိကာ                | ... ၁၇၃      |
| အဗျာဗဇ္ဇလောကေ               | ... ၁၁၇      |
| အဗျာဗဇ္ဇော                  | ... ၄၀၅      |
| အမျိုးမျိုးဟောတော်မူရကျိုး  | ... ၃၉၀      |
| အလုဗ္ဗနက                    | ... ၄၀၃      |

|                                    | <b>စာမျက်နှာ</b> |
|------------------------------------|------------------|
| အင်္ကျီရာစဉ်                       |                  |
| အလောဘနှင့်သုခသံဝါသ                 | .... ၃၂၀         |
| အဝိသာရ, အဝိက္ခေပ                   | .... ၂၀၅         |
| အဝိသာဟာရော                         | .... ၃၀၂         |
| အသင်္ခါရေန, ပယောဂ, ဥပါယ            | .... ၁၂၁         |
| အသဒ္ဓိယ                            | .... ၂၀၆         |
| အသံသပုနရသော                        | .... ၃၃၇         |
| အာကရဋ္ဌေန                          | .... ၃၆၆         |
| အာဏိ(ဏိ)                           | .... ၇၁          |
| အာထဗ္ဗနိဒ္ဓိ                       | .... ၁၇၀         |
| အာယတနသဒ္ဓါ၏အနက်                    | .... ၃၆၆         |
| အာယုပုဒ်နက်                        | .... ၄၀၀         |
| အာယုသင်္ခါရ                        | .... ၃၇          |
| အာယုဟတိ                            | .... ၁၆၁         |
| အာယုဟနရသာ                          | .... ၂၅၉         |
| အာရောဂျဋ္ဌ                         | .... ၅၃          |
| အာရုံခံစား-မခံစားစိတ်              | .... ၅၄၀         |
| အာရုံမပြုအပ်ပဲလည်း ဝိညတ်ကိုသိနိုင် | .... ၅၇၅         |
| ဣဋ္ဌာရုံ၌ကုသိုလ်ဖြစ်               | .... ၁၁၃         |
| ဣန္ဒြိယကရေတိ                       | .... ၂၀၇         |
| ဣန္ဒြိယ၏သဒ္ဓတ္ထ                    | .... ၂၀၀         |
| ဣဿရဝတာယ                            | .... ၂၅၃         |
| ဥက္ကဋ္ဌနိဒ္ဓေသ                     | .... ၉၄          |
| ဥဒ္ဓါနတော                          | .... ၄၇          |
| ဥပဋ္ဌာနအနက်တမျိုး                  | .... ၃၉၃         |
| ဥပပတ္တိ                            | .... ၆၉, ၄၄၉     |
| ဥပုန္န ၄-မျိုး                     | .... ၇၄          |
| ဥပုန္န၏အနက်များ                    | — ၇၀             |
| ဥပုန္န၏ဝစနတ္ထ                      | .... ၇၇          |
| ဥပေက္ခကော၏ဝိဂ္ဂဟ                   | .... ၄၀၁         |
| ဥဏဟနဘာဝေန                          | .... ၂၆၂         |
| ဥဿာဟဇနနတ္ထံ ပြင်ပုံ                | .... ၄၀၀         |

မုတ်ဖွယ်အက္ခရာစဉ် မာတိကာ

၇၁၃

|                               | စာမျက်နှာ |
|-------------------------------|-----------|
| အက္ခရာစဉ်                     |           |
| ဥဿောဋ္ဌိ                      | .... ၃၀၉  |
| ကေကာရဏဝါဒ                     | .... ၅၁၉  |
| တေ မမံ                        | — ၇       |
| ဩကပ္ပနာ                       | ... ၃၀၅   |
| ဩဒဂျံ                         | .... ၃၇၀  |
| ကတမော-စသောပုစ္ဆာအနက်          | .... ၃၄၀  |
| ကတဟတ္တာ                       | .... ၅၂၇  |
| ကတုပါသနာ                      | .... ၅၂၇  |
| ကထံ ကထိ                       | .... ၉    |
| ကမ္မက္ခယ-ကံ                   | .... ၁၆၇  |
| ကမ္မပထ                        | .... ၁၉၅  |
| ကမ္မပထ သံသန္တန                | .... ၂၂၉  |
| ကမ္မယောနိ                     | .... ၇၂   |
| ကမ္မဝိပါကဇိဒ္ဓိမယော           | .... ၆၀၆  |
| ကမ္မဿကာ                       | .... ၇၁   |
| ကလ္လကာယဖြစ်ကြောင်း            | .... ၅၆၀  |
| ကာမာနမေတံ နိဿရဏံ              | .... ၄၅၇  |
| ကာမာဝစရံ၏ ဝစနတ္ထ              | .... ၄၇   |
| ကာမေသုမိစ္ဆာစာရ၏ အင်္ဂါ ၄-ပါး | .... ၂၀၃  |
| ကာယဝိညတ်၏ မှီရာဓာတ်           | .... ၅၇၀  |
| ကာယဝေယျာဝဋ္ဌိက                | .... ၄၄၁  |
| ကာလသည့် သဘာဝဓမ္မမဟုတ်         | .... ၅၁၇  |
| ကျဒြူသကာဒိ                    | .... ၁၀၇  |
| ကုလုမ္မဿ                      | .... ၁၇၄  |
| ကုသလံ                         | .. ၅၂     |
| ခဏ၏အရကောက်                    | .... ၅၁၅  |
| ခန္ဓသိဝ                       | .... ၁၀၄  |
| ဂမိယစိတ္တံ                    | .... ၇၉   |
| ဂေါမုတ္တ-စသော အကောက်          | .... ၄၀၀  |
| ဆနဝိနိဗ္ဗောဂဉာဏ်              | .... ၁၃   |
| စက္ခုနာဒိဋ္ဌိဒ္ဓိ အနက်        | .... ၁၆၄  |

| အက္ခရာစဉ်                         | စာမျက်နှာ    |
|-----------------------------------|--------------|
| စတုစွက္ကံ                         | ... ၂၂       |
| စတုဒ္ဓိသာ                         | ... ၅၂၀      |
| စရဏံ နာမ စိတ္တံ                   | ... ၆၁       |
| စိတ္တသမုဋ္ဌာန် လှုပ်လျင်          | ... ၁၄၆      |
| စိတ္တ၏ အနက်ဖွင့်                  | ... ၅၇       |
| စိတ္တာဓိမာတေယျံ စိတ္တံ            | ... ၆၃၁      |
| စေတနာကို ကံဟုခေါ်ပုံ              | ... ၁၆၃      |
| စိတ်တပါးကို ခန္ဓသဒ္ဓါဟောရာ၌ ရှဉ့် | ... ၃၆၉, ၆၀၀ |
| စိတ်၏ ပဏ္ဍရဖြစ်ပုံ                | ... ၃၆၅      |
| စိတ်၏ ပရိစ္ဆိန္ဒောပလဒ္ဓိ          | ... ၆၅၀      |
| စိတ် သညာ ပညာတို့၏ သိပုံ အထူး      | ... ၆၄၀      |
| ဆဋ္ဌဂုံပေက္ခာဝတော                 | ... ၅၄၉      |
| ဇီဝိတံ၏ ဝစနတ္ထ                    | ... ၃၀၄      |
| ဉာဏသမ္ပယုတ်ဖြစ်ကြောင်း            | ... ၁၁၆      |
| တက္ကနကို အာကဗုဒ္ဓိဖွင့်           | ... ၃၇၄      |
| တဇ္ဇာ မနှောဝိညာဏဓာတု              | ... ၃၆၀      |
| တ-သဒ္ဓါရှိရာ၌ ယ-သဒ္ဓါရှိနိုင်ပုံ  | ... ၆၂၅      |
| တာဝရိယ သဘာဝသဏ္ဍိတာ                | ... ၂၆၀      |
| ထေယျံ စောရိကာ                     | ... ၁၉၀      |
| ဒသကဆယ်မျိုး                       | ... ၁၁၉      |
| ဒဋ္ဌဓမ္မာ                         | ... ၅၂၇      |
| ဒါနမယံ                            | ... ၁၁၂      |
| ဒါနမယဝတ္ထု                        | ... ၅၆၅      |
| ဒိဋ္ဌိ, သုတ                       | ... ၁၀၉      |
| ဒိဋ္ဌိ သံသန္ဓနာ                   | ... ၅        |
| ဒုက္ခုဒြယ်, ဒုက္ခုဒြယ်            | ... ၁၆၅      |
| ဒုဋ္ဌဂါမဏိဝတ္ထု                   | ... ၁၃၁      |
| ဒုဘိလျမလ                          | ... ၃၁၇      |
| ဒုဿိလျ, မုဋ္ဌဿစွ-စသည်             | ... ၁၉၂      |
| ဒေသနာသံသ                          | ... ၈၁, ၅၅၂  |
| ဒွါရသံသန္ဓန                       | ... ၁၆၉      |

မှတ်ဖွယ်အက္ခရာစဉ် မာတိကာ

၇၁၅

| အက္ခရာစဉ်                                      | စာမျက်နှာ     |
|------------------------------------------------|---------------|
| ဒွိသုဒ္ဓိသု အာပါထံ                             | .... ၁၀၃      |
| ဓမ္မကထိက စသည်                                  | .... ၁၀၆      |
| ဓမ္မပဒါ ပိလဝန္တိ                               | .... ၁၁၈      |
| ဓမ္မဝဝတ္ထာန                                    | .... ၂        |
| ဓမ္မဝဝတ္ထာန၏ ဒုက္ကရတရဖြစ်ပုံ                   | .... ၃၃၃      |
| ဓမ္မဝိစယ သမ္မောဇ္ဈင်ဖြစ်ကြောင်း                | .... ၁၂၁      |
| ဓမ္မာရမ္မဏ အရကောက်                             | .... ၁၃၃      |
| ဓရံ                                            | .... ၃၉၀      |
| နန္ဒိရာဂ သဟဂတာ                                 | .... ၈၉, ၅၅၄  |
| နဝမခဏ                                          | .... ၂၁       |
| နိစ္စံ၌ ဝါအနက်                                 | .... ၆        |
| နေယျတ္ထ, နိတတ္ထ                                | .... ၁၈၀, ၁၈၁ |
| ပကတိံ၀ါဒ, အဏု၀ါဒ                               | .... ၄၁       |
| [ပကတိံ, ဣဿရ, ပဇာပတိံ, ပုရိသ, ကာလဝိသေသ, အဏု၀ါဒ] | .... ၅၁၉      |
| ပက္ခပါတုပစ္စေဒန                                | .... ၃၃၉      |
| ပစ္စက္ခသိဒ္ဓိ၌ ယုတ္တိမလိ                       | .... ၃၂       |
| ပစ္စယဂဏေန                                      | .... ၁၂၂      |
| ပဇာ                                            | .... ၇၀       |
| ပညာ၏ ဝစနတ္ထတမျိုး                              | .... ၃၉၃      |
| ပဋိသင်္ခါ သန္တိဋ္ဌနာ                           | .... ၄၈၃      |
| ပဋိသမ္ဘိဒါဉာဏ်                                 | .... ၁၃       |
| ပတိယယတိ (ပစ္စယော)                              | .... ၃၈၄      |
| ပတောဒေါ                                        | .... ၃၉၆      |
| ပဒ၏အနက်                                        | .... ၃၄၄      |
| ပဒတ္တုတံ                                       | .... ၃၅၈      |
| ပဒဘာဇနိယ                                       | .... ၁        |
| ပယောဂ, ဥပါယ                                    | .... ၄၂၇, ၄၂၉ |
| ပယောဂဝတ္ထု မဟန္တတာ                             | .... ၆၀၅      |
| ပရဿဟရဏံ,                                       | .... ၁၉၈      |
| ပရာယတ္တ ဝုတ္တိတံ                               | .... ၄၂       |
| ပရိဏာယိကာ                                      | .... ၃၉၅      |

| အက္ခရာစဉ်                                                                    | စာမျက်နှာ    |
|------------------------------------------------------------------------------|--------------|
| ပရောပဏ္ဍာသ                                                                   | .... ၈၂      |
| ပဝတ္တသန္တတၢမိပတေယျံ                                                          | .... ၃၀၅     |
| ပါဠိတော်လာ ကမ္မဋ္ဌာန်း ၃၈-ပါး                                                | .... ၄၆၉     |
| ပိသုဏဝါစာ                                                                    | .... ၂၀၈     |
| ပီတိ ၅-မျိုး                                                                 | .... ၂၇၅     |
| ပီတိသမ္မောဇ္ဈင်ဖြစ်ကြောင်း                                                   | .... ၁၁၅     |
| ပုထုတ္တပဘေဒ                                                                  | .... ၆၇      |
| ပုဒ်နက်ဟူသမျှ သတ္တာကြိယာရှိ                                                  | .... ၅၃၂     |
| ပုရိမသိဒ္ဓသမ္မန္တဂုဟဏဝီထိ                                                    | .... ၅၇၄     |
| ပူရဏကထာ                                                                      | .... ၂၀၆     |
| ပေါနောဘဝိကာ                                                                  | .... ၈၉      |
| ဖရသဝါစာ                                                                      | .... ၂၀၉     |
| ဖုဋ္ဌော, ဖုဋ္ဌော                                                             | .... ၄၉၁     |
| ဖုလ္လိတမဏ္ဍိတဝိဘူသိတံ                                                        | — ၃၅၈        |
| ဖုသနကဝသေန                                                                    | .... ၃၄၉     |
| ဖုသနာကာရော                                                                   | .... ၃၅၁     |
| ဗုဒ္ဓုပ္ပာဒတပါးမျှကို နဝမခဏဟု မယူရ                                           | .... ၅၂၅     |
| ဗျဉ္ဇန, ဥပသက္က, အတ္ထဝသေန                                                     | .... ၃၅၃     |
| ဘာရတယုဒ္ဓ သိတာဟရဏ                                                            | .... ၂၁၆     |
| “ဘာဝေတိ” အရ သာဓက                                                             | .... ၄၅၄     |
| ဘိသမ္မဋ္ဌာလ ပေါက္ခရာ                                                         | .... ၂၈၂     |
| ဘူတပိဋကပရိဘဏ္ဍ                                                               | .... ၁၈၅     |
| မဂ္ဂေါ                                                                       | .... ၄၄၉     |
| မဂ္ဂေါ၏အရကောက်                                                               | .... ၄၅၂     |
| မနောဒွါရ မမည်သော မနမရှိ                                                      | .... ၁၆၀     |
| မနောဒွါရ၌ အာရုံထင်ခြင်းအကြောင်း                                              | .... ၅၆၁, ၉၅ |
| မနောဝိညာဏ၏ ဒွါရ                                                              | .... ၉၆      |
| မနောသေဋ္ဌာ (ဇေဋ္ဌာ)                                                          | .... ၈၄      |
| မာရာပေတုကာမဿဉ္စမှတ်ချက်                                                      | .... ၂၁၄     |
| [ကာရိတ် ၂-ချက်ဝင်သောကြောင့် “သတ်စေခြင်းငှာအလိုရှိသူ<br>၏” ဟု အနက်မှန်ပေးပါ။] |              |



မှတ်ဖွယ်အက္ခရာစဉ် မာတိကာ

| အက္ခရာစဉ်                       | စာမျက်နှာ     |
|---------------------------------|---------------|
| မိဂဝံ                           | .... ၁၇၀      |
| မိစ္ဆာစာရောအဖွင့်               | .... ၂၀၁      |
| မိစ္ဆာဝါစာစွန့်, သမ္မာဝါစာပြည့် | .... ၃၃၅      |
| မိနမာနံ ဇာနာတိ                  | .... ၃၆၃      |
| မိနာတိတိ မနော                   | .... ၃၀၂      |
| မုတ္တာဝုဏနံ                     | .... ၄၈       |
| မုသာ+ဝါဒေါ                      | .... ၂၀၃      |
| မောဒနာအဖွင့် (မုဒဓာတ်)          | .... ၃၇၇      |
| ယထာဂတမဂ္ဂေါ                     | .... ၄၁၈, ၆၈၇ |
| ယထာဘဋ္ဌ (ယထာဘဋ) ပါဠိ            | .... ၆၃၀      |
| ယပနာ, ယာပနာ                     | .... ၄၀၁      |
| ယသ္မိံ သမယေ အနက်ပေး             | .... ၄၃       |
| ယာဝဠိဒံအနက်                     | .... ၃၈       |
| ယုဂနဒ္ဒဝသေန                     | .... ၃၃၁      |
| ယေဝါပနက                         | .... ၂၄၀, ၃၃၃ |
| ယောဇနာအပြား                     | .... ၂၃၆      |
| ရတနပုဒ်အနက်                     | .... ၃၉၉      |
| ရုဠိသဒ္ဒေန                      | .... ၅၄       |
| ရုဠိအမျိုးမျိုး                 | .... ၅၃၆      |
| ရူပံ ဝုစ္စတိ ရူပဘဝေါ            | .... ၄၄၉      |
| ရှင်ဒေဝဒတ်၏ဗျာပါဒကံ             | .... ၁၈၆      |
| ရှင်ဒေဝဒတ်၏ အသတ်ခိုင်းမှု       | .... ၁၈၆      |
| လက္ခဏံ အညာတံ                    | .... ၄        |
| လဟုပရိဏာမတာ                     | .... ၁၀၆      |
| လိင်္ဂနာနတ္ထံ                   | .... ၆၄       |
| လှုပ်ခြင်း၏သဘာဝ                 | .... ၅၂၀      |
| ဝဇ္ဇာဘိရုကဘယဒဿာဝိ               | .... ၃၁၀      |
| ဝါစာဂိရံ                        | .... ၁၈၃      |
| ဝိစရဏဝသေန                       | .... ၃၇၅      |
| ဝိဇ္ဇမာနကဝတ္ထုကိုစွန့်မုဒါန     | .... ၁၂၅      |
| ဝိဇာနာတိအနက်                    | .... ၅၇       |

| အက္ခရာစဉ်               | စာမျက်နှာ |
|-------------------------|-----------|
| ဝိဇ္ဇာမယ-စသော ခိုးခြင်း | .... ၂၀၀  |
| ဝိတက္ကဝိပ္ပုရသဒ္ဒ       | .... ၁၅၆  |
| ဝိတ္တိ(ဝိတ္တိ)          | .... ၃၇၇  |
| ဝိပရိကာမဋ္ဌော           | .... ၁၉   |
| ဝိပါကေဖလ, နိသန္ဓဖလ      | .... ၆၀၉  |
| ဝိမတိပက္ခန္ဓော          | .... ၆    |
| ဝိမုတ္တာယတနသိသေန        | .... ၄၃၈  |
| ဝိသယ, ဂေါစရ             | .... ၁၀၁  |
| ဝိဿဝိတာယ                | .... ၂၅၄  |
| ဝိသာဟဋ္ဌိ               | .... ၃၈၂  |
| ဝိသေသတောတိ ယေဘုယျေန     | .... ၆၄၅  |
| ဝိရိယ၏ ဝစနတ္ထ           | .... ၂၉၂  |
| ဝိရိယ သမာဓိ ယောဇနတ္ထ    | .... ၃၃၂  |
| ဝိရိယုပေက္ခာ            | .... ၄၈၃  |
| ဝေဘဗျာ                  | .... ၃၉၄  |
| ဝေဠုဒါနစသည်၌ ဒါနအနက်    | .... ၆၈၁  |
| ဝသော, တန္တိ, ပဝေဏီ      | .... ၁၂၃  |
| သ၏ ဝိဇ္ဇာမာန အနက်       | .... ၃၄၁  |
| သဏှဋ္ဌေန                | .... ၃၉၄  |
| သန္တတိဃန-စသည်           | .... ၅၁၂  |
| သတိ အာယတနေ သတိ          | .... ၃၆၇  |
| သဒ္ဓဟန္တိ တောယ          | .... ၂၈၆  |
| သဒ္ဓါ, ရုစိ စသည်        | .... ၁၁၁  |
| သမ္ပလည်ပုဒ်ပြီး         | .... ၃၃၀  |
| သမ္ပယုတ္တံ              | .... ၉၃   |
| သမ္ပပုလာပ               | .... ၂၁၀  |
| သမ္ပုသနာ                | .... ၃၅၁  |
| သမ္ပန္နအပြား            | .... ၂၃၇  |
| သဘာဝပဒံ                 | .... ၃၅၀  |
| သမဝါယနှင့် ခဏအထူး       | .... ၂၂   |
| သမ္ပာပဿတိ               | .... ၃၀၇  |

မှတ်ဖွယ်အက္ခရာစဉ် မာတိကာ

|                                        |      |           |
|----------------------------------------|------|-----------|
| အက္ခရာစဉ်                              |      | စာမျက်နှာ |
| သမောသရဏဋ္ဌာန                           | .... | ၃၆၇       |
| သမ္မောဒိတေ                             | .... | ၅၅၅       |
| သမာသ်တစိတ်ကိုသာ တ-ဖြင့်ညွှန်ပြနိုင်ပုံ | .... | ၆၂၈       |
| သရဘာဏက                                 | .... | ၁၀၆       |
| သရသဘာဝေန                               | .... | ၉၈        |
| သဝသဝတ္တိတာဘိမာန                        | .... | ၄၃        |
| သသင်္ခါရိကံ                            | .... | ၄၂၈       |
| သသင်္ခါရေန                             | .... | ၄၂၇       |
| သသမ္ဘာရပထဝိ၌ ပထဝီသို့လိုက်             | .... | ၂၅၈       |
| သသမ္ဘာရပထဝိ၌ အာပေါ-စသည်                | .... | ၅၉၈       |
| သာဓကအများ ထုတ်ရကျိုး                   | .... | ၈၆        |
| သာမဂ္ဂီ                                | .... | ၂၀        |
| သိက္ခိတာ                               | .... | ၅၂၇       |
| သိပ္ပာယတန ဝိဇ္ဇာဋ္ဌာနာနိ               | .... | ၁၁၇       |
| သုခယတိ သုခံ                            | .... | ၂၈၀       |
| သုမနော၏ ဝစနတ္ထ                         | .... | ၃၈၃       |
| သောမနဿဖြစ်ကြောင်း                      | .... | ၁၁၅       |
| သောဝတ္ထိကတ္တယ                          | .... | ၄၈၆       |
| သံဝေဂပဒဋ္ဌာနံ                          | .... | ၂၉၅       |
| သံသဋ္ဌေ                                | .... | ၉၁        |
| သံသယပက္ခန္ဓော                          | .... | ၆         |
| သင်္ကန်း၏ ရသဒါန                        | .... | ၁၃၄       |
| သုံးထွေဝိရတိ, ဝီတိက္ကမိတဗ္ဗ            | .... | ၂၂၈       |
| ဟိတဖရဏေန                               | .... | ၄၃၈       |
| ဟိရိယိတဗျေန                            | .... | ၄၀၂       |
| ဟေတုနှင့် သမဝါယအထူး                    | .... | ၂၆        |

မှတ်ဖွယ်အက္ခရာစဉ်မာတိကာပြီး၏။



မဟာဂန္ဓာရုံဆရာတော်  
အရှင်ဇနကာဘိဝံသ  
၏

# အဘိဓမ္မာဘာသာဋီကာ ကျမ်းကြီးများ

၁-အဋ္ဌသာလိနီ ဘာသာဋီကာနှင့် မူလဋီကာနိဿယ  
ပ-ဒု-တ-၈ ၄-တွဲ

၂-သမ္မောဟဝိနောဒနီ ဘာသာဋီကာနှင့် မူလဋီကာနိဿယ  
ပ-ဒု-တ ၃-တွဲ

၃-ပဉ္စပံကရဏ ဘာသာဋီကာနှင့် မူလဋီကာနိဿယ  
ပ-ဒု-တ-၈-ပဉ် ၅-တွဲ

အစုံဝယ်၍ အသင့်ရရှိပါပြီ

ဗုဒ္ဓသာသနာအဖွဲ့-စာအုပ်ရောင်းဌာနနှင့်

ဦးထိန်ဝင်း ၁၀၇-စိန်ကျွန်းလမ်း၊ ရန်ကုန်။

အရှင်ဇနကာဘိဝံသ-၏ ပြန်လည်ရိုက်နှိပ်ပြီး ကျမ်းစာများ

|                                                                       |         |
|-----------------------------------------------------------------------|---------|
| ၁။ ရတနာဂုဏ်ရည် (အထူး)                                                 | ၁၃-ကျပ် |
| ၂။ ကိုယ်ကျင့်ဘာဝိဇယ                                                   | ၁၂- ■   |
| ၃။ အနာဂတ်လာသနာရေးကျမ်း (အထူးထုတ်) ကတ်ထူ                               | ၂၀- ■   |
| ၄။ ဗုဒ္ဓဘာသာသင်ခန်းစာ (အနာဂတ်သာသနာအတွက်)                              | ၁၅- ■   |
| ၅။ ဗုဒ္ဓါနုဿတိ ဘာဝနာ ၃-အုပ်တွဲ                                        | ၁၅- ■   |
| ၆။ ရုပ်ပုံရှင်ကျင့်ဝတ်                                                | ၈- ■    |
| ၇။ ပါတိမောက်ဘာသာဋီကာ                                                  | ၁၈- ■   |
| ၈။ ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ်တရားတော်                               | ၁၈- ■   |
| ၉။ အဋ္ဌကထာအခြေပြု                                                     | ၁၈- ■   |
| ၁၀။ သင်္ဂြိုဟ်ဘာသာဋီကာ                                                | ၄၀- ■   |
| ၁၁။ ဘာသာသွေးနှင့် ဘာသာရေးပြဿနာများ စစ်တပ်တရားတော်                     | ၁၀      |
| ၁၂။ ရူပသိဒ္ဓိဘာသာဋီကာ                                                 | ၂၇- ■   |
| ၁၃။ အခြေပြု ပဋ္ဌာန်းတရားတော်                                          | ၂၅- ■   |
| ၁၄။ ဘုရားဥပဒေတော်ကြီး                                                 | ၃၀- ■   |
| ၁၅။ ကထာသလ္လာပ                                                         | ၇- ■    |
| ၁၆။ ရာဇာန်ဆုံးဆယ်လ မြတ်ဗုဒ္ဓ                                          | ၈- ■    |
| ၁၇။ အခြေပြုသဒ္ဓါ                                                      | ၁၈- ၂၀  |
| ၁၈။ သုတ်မဟာဝါဘာသာဋီကာ (ပ) (ဒု)                                        | ၃၀- ■   |
| ၁၉။ ဗုဒ္ဓဝင် အမေးအဖြေ                                                 | ၆- ■    |
| ၂၀။ ယမိုက်ဘာသာဋီကာနှင့် မူလဋီကာနိဿယ                                   | ၂၅- ■   |
| ၂၁။ သူတော်ကောင်းလက္ခဏာ                                                | ၁/၅၀၀   |
| ၂၂။ ကထာဝတ္ထုအဋ္ဌကထာဘာသာဋီကာနှင့် မူလဋီကာနိဿယ ပတွဲ                     | ၄၂- ■   |
| ၂၃။ ပဋ္ဌာနအဋ္ဌကထာဘာသာဋီကာနှင့် မူလဋီကာနိဿယ                            | ၄၅- ■   |
| ၂၄။ ခုဒ္ဒသိက္ခာဘာသာဋီကာ                                               | ၂၈- ■   |
| ၂၅။ အခြေပြုသင်္ဂြိုဟ်                                                 | ၂၅- ■   |
| ၂၆။ တဘဝသံသရာ                                                          | ၄၀/-    |
| ၂၇။ ဓာတုကထာနှင့် ပုဂ္ဂလပညတ် အဋ္ဌကထာဘာသာဋီကာနှင့် မူလဋီကာ ပါဠိတော်နိဿယ |         |
| ၂၈။ ကခါဘာသာဋီကာ (ပ) (ဒု)                                              | ၂၇/၂၅   |
| ၂၉။ ရူပသိဒ္ဓိဘာသာဋီကာ (ဒု)                                            | ၃၆-     |
| ၃၀။ မြောင်းမြဆရာတော်                                                  | ၃၀/-    |

